

၁-မဟာပဒါနသုတ်

ပုဗ္ဗေနိဝါသပဋိသံယုတ္တကထာ

☸ [ဧဝံ မေ သုတံ၊ ဧကံ သမယံ တို့၏အနက်ထို့ကို သီလက္ခန္ဓဝင် မြဟ္မဇာလ သုတ်တွင် ရေးခဲ့ပြီ။]

၁။ သာဝဂါ၊ သည။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၏အနီး၌။ ဝါ၊ တစ်ခုမကြွင်း ခပင်း ဥဿုံ အသုံးစုံသောအသုံးအဆောင်ဘဏ္ဍာတို့၏ရှိရာ၏အဖြစ်ကြောင့် သာဝတ္ထိအမည် ရှိသောပြည်၏အနီး၌။ ဝါ၊ သာဝတ္ထရသေ့၏သင်္ခမ်းကျောင်းရာဝယ် တည်ထောင် တန်ဆင်းအပ်သည်၏အဖြစ်ကြောင့် သာဝတ္ထိအမည်ရှိသောပြည်၏အနီး၌။ အနာထ ပိဏ္ဍိကဿ၊ အနာထပဏ္ဍိကအမည်ရှိသော သုဒတ္တဿေဋ္ဌေး၏။ ဝါ၊ အားကိုးရာမဲ့ သောသူတို့အား အစိုင်းအစိုင်းသောထမင်းကိုပေးတတ်သည်၏ အဖြစ်ကြောင့် အနာထ ပိဏ္ဍိကအမည်ရှိသော သုဒတ္တဿေဋ္ဌေး၏။ အာရာမေ၊ အရံဖြစ်သော။ ဝါ၊ သတ္တဝါတို့ ၏ ရှေ့ရှုလာ၍မွေ့လျော်ရာဖြစ်သော။ ဝါ၊ ရဟန်းတို့၏ ရှေ့ရှုလာ၍မွေ့လျော်ရာဖြစ် သော။ ဝါ၊ သတ္တဝါတို့ကို မိမိအတွင်းသို့ ဆောင်၍မွေ့လျော်စေတတ်သော။ ဝါ၊ ရဟန်းတို့ကို မိမိအတွင်းသို့ ဆောင်၍မွေ့လျော်စေတတ်သော။ ဇေတဝနေ၊ ဇေတဝန် ဥယျာဉ်၌။ ကရေရိကုဋိကာယံ၊ ကရေရိအမည်ရှိသောကုဋိ၌။ ဝါ၊ ခံတက်ပင်ရှိရာ၏ အဖြစ်ကြောင့် ကရေရိအမည်ရှိသောကုဋိ၌။ ဝိဟရတိ၊ နေတော်မူ၏။ ဝါ၊ ထိုင်၊ လျောင်း၊ ရပ်၊ သွား လေးပါးဣရိယာ မျက်စိရှင်ပျော် နေတော်မူ၏။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦး သား၏ စီးပွားချမ်းသာ အဖြာဖြာကို ကောင်းစွာဆောင်တော်မူ၏။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို ကောင်းစွာဖြစ်စေတော်မူ၏။ ဝါ၊ တပါး ဣရိယာ ဆင်းရဲနာကို ရှောင်ခွါပယ်ဖြတ် သုခသင်လတ်၍ မပြတ်ဆောင်တော်မူ၏။ ဝါ၊ တပါးဣရိယာ ဆင်းရဲနာကို ရှောင်ခွါပယ်ဖြတ် သုခသင်လတ်၍ မပြတ်ဖြစ်စေ တော်မူ၏။ အထ-တသ္မိံ ကာလေ၊ မြတ်စွာဘုရား၏ သာဝတ္ထိပြည်၏အနီးဇေတဝန် ကျောင်းတော် ကရေရိကုဋိဝယ်နေတော်မူရာ ထိုအခါ၌။ သဗ္ဗဟုလာနံ၊ များစွာကုန် သော။ ဘိက္ခုနံ၊ တို့အား။ ဝါ၊ တို့၏။ ဝါ၊ တို့သည်။ ပစ္စွာဘတ္တံ၊ ပစ္စွာဘတ်အခါ၌။ ဝါ၊ ဆွမ်းစားပြီးရာကာလမှ နောက်၌။ ပိဏ္ဍပါတပဋိတ္တန္တာနံ၊ ဆွမ်းစားရာအရပ်မှ ဖဲ့ခွဲကြကုန်ပြီးသည်ဖြစ်၍။ ကရေရိမဏ္ဍလမာဋေ၊ ကရေရိအမည်ရှိသော တန်ဆောင်း ဝန်း၌။ ဝါ၊ ခံတက်ပင်ရှိရာ၏အဖြစ်ကြောင့် ကရေရိအမည်ရှိသော တန်ဆောင်းဝန်း ၌။ သန္ဓိသိန္ဓာနံ၊ ကောင်းစွာနေကြကုန်သည်ရှိသော်။ သန္ဓိပတိတာနံ၊ ကောင်းစွာ ကျရောက်ကြကုန်သည်ရှိသော်။ ဝါ၊ စည်းဝေးကြကုန်သည်ရှိသော်။ ပုဗ္ဗေနိဝါသပဋိ သံယုတ္တာ၊ ပုဗ္ဗေနိဝါသနှင့် စပ်ယှဉ်သော။ ဝါ၊ ရှေးဘဝ၌နေအင်ဘူးသော ခန္ဓာအ စဉ်နှင့် စပ်ယှဉ်သော။ ဓမ္မိ၊ တရားရှိသော။ ကထာ၊ စကားသည်။ ဥဒပါဒိ၊ ထင်ရှား မြစ်ပေါ်လာပြီ။

တနည်း။ ။အထ-တသ္မိံ ကာလေ၌။ သမ္ပဟုလာနံ၊ ကုန်သော။ ဘိက္ခုနံ၊ တို့အား။ ဝါ၊ တို့၏။ ဝါ၊ တို့သည်။ ပစ္စာဘတ္တံ၌။ ပိဏ္ဍပါတပဋိက္ကန္တာနံ၊ ကုန်ပြီးသည်ဖြစ်၍။ ကရေရိမဏ္ဍလမာဠော၌။ သန္ဓိသိန္ဓာနံ၊ ကုန်စဉ်။ သန္ဓိပတိတာနံ၊ ကုန်စဉ်။ ပုဗ္ဗေနိဝါသပဋိသံယုတ္တာ၊ သော။ ဓမ္မိ၊ သော။ ကထာ၊ သည်။ ဥဒပါဒါ၊ ဖြီ။

တနည်း။ ။အထ-တသ္မိံ ကာလေ၌။ ပစ္စာဘတ္တံ၌။ ပိဏ္ဍပါတပဋိက္ကန္တာနံ၊ ကုန်ပြီးသော။ သမ္ပဟုလာနံ၊ ကုန်သော။ ဘိက္ခုနံ၊ တို့အား။ ဝါ၊ တို့၏။ ဝါ၊ တို့သည်။ ကရေရိမဏ္ဍလမာဠော၌။ သန္ဓိသိန္ဓာနံ၊ ကုန်သော်။ သန္ဓိပတိတာနံ၊ ကုန်သော်။ ပုဗ္ဗေနိဝါသပဋိသံယုတ္တာ၊ သော။ ဓမ္မိ၊ သော။ ကထာ၊ သည်။ ဥဒပါဒါ၊ ဖြီ။

တနည်း။ ။အထ-တသ္မိံ ကာလေ၌။ ပစ္စာဘတ္တံ၌။ ပိဏ္ဍပါတပဋိက္ကန္တာနံ၊ ကုန်ပြီးသော။ သမ္ပဟုလာနံ၊ ကုန်သော။ ဘိက္ခုနံ၊ တို့အား။ ဝါ၊ တို့၏။ ဝါ၊ တို့သည်။ ကရေရိမဏ္ဍလမာဠော၌။ သန္ဓိသိန္ဓာနံ၊ ကုန်စဉ်။ သန္ဓိပတိတာနံ၊ ကုန်စဉ်။ ပုဗ္ဗေနိဝါသပဋိသံယုတ္တာ၊ သော။ ဓမ္မိ၊ သော။ ကထာ၊ သည်။ ဥဒပါဒါ၊ ဖြီ။

တနည်း။ ။အထ-တသ္မိံ ကာလေ၌။ ပစ္စာဘတ္တံ၌။ ပိဏ္ဍပါတပဋိက္ကန္တာနံ၊ ကုန်ပြီးသည်ဖြစ်၍။ ကရေရိမဏ္ဍလမာဠော၌။ သန္ဓိသိန္ဓာနံ၊ ကုန်သော။ သန္ဓိပတိတာနံ၊ ကုန်သော။ သမ္ပဟုလာနံ၊ ကုန်သော။ ဘိက္ခုနံ၊ တို့အား။ ဝါ၊ တို့၏။ ပုဗ္ဗေနိဝါသပဋိသံယုတ္တာ၊ သော။ ဓမ္မိ၊ သော။ ကထာ၊ သည်။ ဥဒပါဒါ၊ ဖြီ။ ကိံ၊ သို့။ ဥဒပါဒါနည်း?။ “ဣတိပိဏ္ဍိသိုလည်း။ ဝါ၊ ဤသို့သောအခြင်းအရာအားဖြင့်လည်း။ ပုဗ္ဗေနိဝါသော၊ ပုဗ္ဗေနိဝါသသည်။ ဝါ၊ ရှေးဘဝ၌ နေအပ်ဘူးသော ခန္ဓာအစဉ်သည်။ အဟောသိ၊ ဖြစ်ဘူးဖြီ။ ဣတိပိသိုလည်း။ ဝါ၊ ဤသို့သောအပြားအားဖြင့်လည်း။ ပုဗ္ဗေနိဝါသော၊ သည်။ အဟောသိ၊ ဖြီ”။ ဣတိ၊ သို့။ ဥဒပါဒါ၊ ဖြီ။

၂။ ဘဂဝါ၊ သည်။ ဒိဗ္ဗာယ၊ နတ်၌ဖြစ်သော။ ဝါ၊ ဒိဗ္ဗဝိဟာရ၏ အစွမ်းအားဖြင့် ရအပ်သော။ ဝါ၊ ဒိဗ္ဗဝိဟာရကိုမှီသော။ ဝါ၊ တောက်ပတတ်သော။ ဝါ၊ မပြိမကပ် ပြေးသွားတတ်သော။ ဝါ၊ ကစားနေကြောင်းဖြစ်သော။ ပိသုဒ္ဓါယ၊ ဥစ္စေဒအယူ၊ နဝသတ္တပါတုဘာဝအယူမှ ကင်းဝေးစင်ကြယ်သော။ ဝါ၊ တစ်ဆယ့်တစ်ခေး အညစ်အကြေးမှ ကင်းဝေးစင်ကြယ်ကြောင်းဖြစ်သော။ အတိက္ကန္တမာနသိကာယ၊ လူတို့၏ ဥစ္စာဖြစ်သော သဝနူပစာကိုလွန်သော။ ဝါ၊ လူတို့၏ ဥစ္စာဖြစ်သော သဒ္ဓါရုံကိုလွန်သော။ ဝါ၊ လူတို့၏ ဥစ္စာဖြစ်သော မံသသောတကို လွန်သော။ သောတဓာတုယာ၊ သောတဓာတ်ဖြင့်။ ဝါ၊ သောတပသာဒနှင့်တူသော အဘိညာဉ်ဉာဏ်ဖြင့်။ ဝါ၊ သဒ္ဓါရုံကိုကြားတတ်သော အဘိညာဉ်ဉာဏ်ဖြင့်။ တေသံ ဘိက္ခုနံ၊ တို့၏။ ဣမံ ကထာသလ္လာပံ၊ ဤစကားပြောဆိုခြင်းကို။ ဝါ၊ ဤပြောဆိုအပ်သောစကားကို။ အသောသိ၊ ကြားသိတော်မူရပြီ။ တနည်း-အသောသိ ခေါ်၊ ကြားသိတော် မူရပြီးသည်သာ။ အထ-တသ္မိံ ကာလေ၊ ကြားသိတော်မူရရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ အာသနာ၊ နေရာမှ၊ ဥဠာယ၊ ထတော်မူ၍။ ယေန-ဌာနေန၊ အကြင်အရပ်၌။ ကရေရိမဏ္ဍလမာဠော၊ ကရေရိအမည်ရှိသော တန်ဆောင်းဝန်းသည်။ ဝါ၊ ခံတက်ပင်ရှိရာ၏အဖြစ်

ကြောင့်၊ ကရေရိအမည်ရှိသော တန်ဆောင်းဝန်းသည်။ အတ္ထိ၏။ တေန ဌာနေ
 န၊ ထိုကရေရိအမည်ရှိသော တန်ဆောင်းဝန်းရှိရာ အရပ်သို့။ ဥပသင်္ကမိကြသွားတော်
 မူ၏။ ဝါ၊ အနီးသို့ကြသွားတော် မူ၏။ ဝါ၊ ရောက်တော်မူ၏။ ဝါ၊ အနီးသို့ရောက်တော်မူ၏။
 ဝါ၊ ချဉ်းကပ်တော်မူ၏။ ဥပသင်္ကမိတွာ၊ ကြသွားတော်မူပြီး၍။ ပညတ္ထေ၊ ခင်းထား
 အပ်သော။ အာသနေ၊ နေရာ၌။ နိသီဒါ၊ နေတော်မူပြီ။ ဘဂဝါ၊ သည်။ နိသဇ္ဇ ခေါ၊
 နေတော်မူပြီး၍သာလျှင်၊ ဘိက္ခု။ ထိုကို။ အာမန္တေသိ၊ သိစေတော်မူပြီ။ ဝါ၊ မိန့်တော်မူ
 ပြီ။ ကိ၊ သို့။ အာမန္တေသိ၊ သိစေတော်မူသနည်း။ ဝါ၊ မိန့်တော်မူသနည်း။ “ဘိက္ခုဝေ၊
 ထို့။ တုမှေ’ သင်ချစ်သားတို့သည်။ တေရဟိ။ ဤယခု ငါဘုရား ကြွလာတော် မူဆဲ
 အခါ၌။ ကာယ ကထာယ၊ အဘယ်စကားဖြင့်။ သန္ဓိသိန္ဓာ၊ ကောင်းစွာနေကြကုန်
 သည်။ ဝါ၊ ကောင်းစွာထိုင်ကြကုန်သည်။ သန္ဓိပတိတာ၊ ကောင်းစွာကျရောက်ကြ
 ကုန်သည်။ ဝါ၊ ကောင်းစွာစည်းဝေးကြကုန်သည်။ အတ္ထ န၊ ဖြစ်ကုန်သနည်း။ ဝေါ၊
 သင်ချစ်သားတို့အား။ ဝါ၊ သင်ချစ်သားတို့၏။ ဝါ၊ သင်ချစ်သားတို့သည်။ မမ၊ ငါ
 ဘုရား၏။ အာဂမနပစ္စယာ၊ ကြွလာတော်မူခြင်းဟူသော အကြောင်းကြောင့်။
 အန္တရာ၊ ကမ္မဋ္ဌာနမနသိကာရ၊ ဥဒ္ဓေသ၊ ပရိပုစ္ဆာတို့၏အကြား၌။ ဝိပုကတာ၊ အပြား
 အားဖြင့် ပြုခြင်းမှကင်းသော။ ဝါ၊ ကင်းသောအပြားအားဖြင့် ပြုခြင်းရှိသော။ ဝါ၊
 ပြုအပ်ပြီးမဟုတ်သော။ ဝါ၊ ပြုအပ်ဆဲဖြစ်သော။ ဝါ၊ ပြောဆိုအပ်ပြီးမဟုတ်သော။ ဝါ၊
 ပြောဆိုအပ်ဆဲဖြစ်သော။ ဝါ၊ ပြု၍မပြီးသေးသော။ ဝါ၊ ပြောဆို၍ မပြီးသေးသော။
 အန္တရာ၊ ကမ္မဋ္ဌာနမနသိကာရ၊ ဥဒ္ဓေသ၊ ပရိပုစ္ဆာတို့မှတစ်ပါးသော။ ကထာ၊ စကား
 သည်။ ကာ စ ပန၊ အဘယ်နည်း။ ဝါ၊ အဘယ်စကားတဲ့နည်း။

တနည်း။ ။ ဝေါ၊ တို့အား။ ဝါ၊ တို့၏။ ဝါ၊ တို့သည်။ အန္တရာ၊ ကမ္မဋ္ဌာနမနသိ
 ကာရ၊ ဥဒ္ဓေသ၊ ပရိပုစ္ဆာတို့မှတစ်ပါးသော။ ကာ စ ပန ကထာ၊ အဘယ်စကားကို
 သာလျှင်။ ဝါ၊ အဘယ်စကားသည်သာလျှင်။ မမ၊ ၏။ အာဂမနပစ္စယာ၊ ကြောင့်။
 အန္တရာ၊ ကမ္မဋ္ဌာနမနသိကာရ၊ ဥဒ္ဓေသ၊ ပရိပုစ္ဆာတို့၏ အကြား၌။ ဝိပုကတာ၊
 နည်း။

တနည်း။ ။ ဝေါ၊ တို့အား။ ဝါ၊ တို့၏။ ဝါ၊ တို့သည်။ အန္တရာ၊ မှတစ်ပါးသော။
 ယာ ကထာ၊ အကြင်စကားကို။ ဝါ၊ အကြင်စကားသည်။ မမ၊ ၏။ အာဂမနပစ္စယာ၊
 ကြောင့်။ အန္တရာ၌။ ဝိပုကတာ၏။ မမ၊ ၏။ အာဂမနပစ္စယာ၊ ကြောင့်။ အန္တရာ၌။ ဝိပု-
 ကတာ၊ သော။ အန္တရာ၊ သော။ သာ ကထာ၊ ထိုစကားသည်။ ကာ စ ပန၊ နည်း။
 အဟံ၊ ငါဘုရားသည်။ တုမှာကံ၊ သင်ချစ်သားတို့၏။ ကထာဘင်္ဂတ္ထံ၊ စကားကိုဖျက်ဆီး
 ရခြင်းငှါ။ ဝါ၊ စကားကို ဖျက်ဆီးရခြင်းအကျိုးငှါ။ န အာဂတော၊ ကြွလာတော်မူသည်
 မဟုတ်။ ပန၊ အဟုတ်ကား။ အဟံ၊ သည်။ သဗ္ဗညုတာယ၊ တခုမကြွင်း ခပင်းဥသို့
 အလုံးစုံသော ဥေ ယျဇါးတန် တရားမှန်ကို ကေန်ထိုးထွင်း၍ သိတော်မူတတ်သည်၏
 အဖြစ်ကြောင့်။ တုမှာကံ၊ တို့၏။ ကထံ၊ စကားကို။ နိဋ္ဌပေတွာ၊ ပြီးဆုံးစေတော်မူ၍။
 မတ္တကပတ္တံ၊ အတွင်အထိပ်သို့ရောက်သည်ကို။ ကတွာ၊ ပြုတော်မူ၍။ ဒဿာမိ၊ ပေးတော်
 မူရတော့အံ။ ဣတိ-မနသိကတွာ၊ ဤသို့နှလုံးသွင်းတော်မူ၍။ အာဂတော၊ ကြွလာ
 တော်မူပြီ။ ။ ဣတိ၊ သို့။ အာမန္တေသိ၊ သိစေတော်မူပြီ။ ဝါ၊ မိန့်တော်မူပြီ။

ဧဝံ ဤသို့။ ပုတ္တေ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။ တေ ဘိက္ခု။ ထိုသည်။ ဘဂဝန္တံ မြတ်စွာဘုရားကို။ ဧတံ - ဝစနံ၊ ဤစကားကို။ အဝေါစံး လျှောက်ကြကုန်ပြီ။ ကိံ သို့။ အဝေါစံး ကုန်သနည်း?။ “ဘန္တေ မြတ်စွာဘုရား၊ ဣဒေ ဤနေ၌၊ ဝါ၊ ယနေ၌။ အမှာကံ၊ အကျွန်ုပ်တို့အား။ ဝါ၊ အကျွန်ုပ်တို့၏။ ဝါ၊ အကျွန်ုပ်တို့သည်။ ပစ္စာဘတ္တံ၊ ပစ္စာဘတ်အခါ၌။ ဝါ၊ ဆွမ်းစားပြီးရာကာလမှ နောက်၌။ ပိဏ္ဍပါတပဋိတ္တန္တာနံ၊ ဆွမ်းစားရာအရပ်မှ ဖခွဲကြကုန်ပြီးသည်ဖြစ်၍။ ကရေရိမဏ္ဍလမာဠေ၊ ကရေရိအမည်ရှိသော တန်ဆောင်းဝန်း၌။ ဝါ၊ ခံတက်ပင်ရှိရာ၏အဖြစ်ကြောင့် ကရေရိအမည်ရှိသော တန်ဆောင်းဝန်း၌။ သန္နိသိန္တာနံ၊ ကောင်းစွာနေကြကုန်သည်ရှိသော်။ သန္နိပတိတာနံ၊ ကောင်းစွာ ကျရောက်ကြကုန်သည်ရှိသော်။ ဝါ၊ စည်းဝေးကြကုန်သည်ရှိသော်။ ပုဗ္ဗေနိဝါသပဋိသံယုတ္တာ၊ ပုဗ္ဗေနိဝါသနှင့် စပ်ယှဉ်သော။ ဝါ၊ ရှေးဘဝ၌ နေအပ်ဘူးသော ခန္ဓာအစဉ်နှင့် စပ်ယှဉ်သော။ ဓမ္မိ၊ တရားရှိသော။ ကထာ၊ စကားသည်။ ဥဒပါဒါ၊ ထင်ရှားဖြစ်ပေါ်လာပါပြီ။ [ရှေးနည်းကိုမှီ၍ ပေး။]

ကိံ သို့။ ဥဒပါဒါနည်း?။ ဣတိဝိ၊ ဤသို့လည်း။ ဝါ၊ ဤသို့သော အခြင်းအရာအားဖြင့်လည်း။ ပုဗ္ဗေနိဝါသော၊ ပုဗ္ဗေနိဝါသသည်။ ဝါ၊ ရှေးဘဝ၌ နေအပ်ဘူးသော ခန္ဓာအစဉ်သည်။ အဟောသိ၊ ဖြစ်ဘူးပြီ။ ဣတိဝိ၊ ဤသို့လည်း။ ဝါ၊ အားဖြင့်လည်း။ ပုဗ္ဗေနိဝါသော၊ သည်။ အဟောသိ၊ ပြီ။ ဣတိ သို့။ ဥဒပါဒါ၊ ပြီ။ ဘန္တေ၊ ဘုရား။ နော၊ အကျွန်ုပ်တို့၏။ ဝါ၊ ထိုသည်။ ဘဂဝတော၊ ၏။ အာဂမနပစ္စယာ၊ ကြောင့်။ အန္တရာ၊ ၌။ ဝိပုကတာ၊ သော။ အန္တရာ၊ သော။ ကထာ၊ သည်။ အယံ ခေါ်၊ ဤ ပုဗ္ဗေနိဝါသပဋိသံယုတ္တံ စကားသာလျှင်ပါတည်း။

တနည်း။ ။ ဘန္တေ၊ ဘုရား။ နော၊ ထို၏။ ဝါ၊ ထိုသည်။ အန္တရာ၊ သော။ အယံ ခေါ် ကထာ၊ ဤပုဗ္ဗေနိဝါသပဋိသံယုတ္တံ စကားကိုသာလျှင်။ ဝါ၊ ဤပုဗ္ဗေနိဝါသပဋိသံယုတ္တံ စကားသည်သာလျှင်။ ဘဂဝတော၊ ၏။ အာဂမနပစ္စယာ၊ ကြောင့်။ အန္တရာ၊ ၌။ ဝိပုကတာ၊ ပြုအပ်ပြီးမဟုတ်ပါ။ ဝါ၊ ပြုအပ်ဆဲပါတည်း။

တနည်း။ ။ ဘန္တေ၊ ဘုရား။ နော၊ ထိုအား။ ဝါ၊ ထို၏။ ဝါ၊ ထိုသည်။ အန္တရာ၊ သော။ ယာ ကထာ၊ ကို။ ဝါ၊ သည်။ ဘဂဝတော၊ ၏။ အာဂမနပစ္စယာ၊ ကြောင့်။ အန္တရာ၊ ၌။ ဝိပုကတာ၊ ပါ။ ဘဂဝတော၊ ၏။ အာဂမနပစ္စယာ၊ ကြောင့်။ အန္တရာ၊ ၌။ ဝိပုကတာ၊ သော။ အန္တရာ၊ သော။ သာ ကထာ၊ သည်။ အယံ ခေါ်၊ ဤ ပုဗ္ဗေနိဝါသပဋိသံယုတ္တံ စကားသာလျှင် ပါတည်း။ အထ-တသ္မိံ ကာလေ၊ ပုဗ္ဗေနိဝါသပဋိသံယုတ္တံ စကားကို ပြောဆိုကြဆဲဖြစ်ရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ အနုပ္ပတ္တော၊ အစဉ်သင့် ကြွရောက်တော်မူလာပါပြီ။ တုမှော၊ အရှင်ဘုရားတို့သည်။ နော၊ အကျွန်ုပ်တို့၏။ တံ ကံထံ၊ ထိုစကားကို။ ဣဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ နိဋ္ဌာပေတော၊ ပြီးဆုံးစေတော်မူကြကုန်၍။ ဒေသေထ၊ ဟောတော်မူကြပါကုန်လော့။”။ ဣတိ သို့။ အဝေါစံး လျှောက်ကြကုန်ပြီ။

၃။ ဧဝံ သို့။ ပုတ္တေ၊ ရဟန်းတို့က လျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ တေ ဘိက္ခု။ ထိုကို။ ဧတံ - ဝစနံ၊ ကို။ အဝေါစံး မိန့်တော်မူပြီ။ ကိံ သို့။ အဝေါစံး

နည်း?။ “ဘိက္ခဝေ၊ တို့။ တုမော၊ သင်ချစ်သားတို့သည်။ ပုဗ္ဗေနိဝါသပဋိသံယုတ္တံ၊
 သော။ ဓမ္မိံ၊ သော။ ကထံ၊ ကိ။ သောတံ၊ နာခြင်းငှါ။ ဣစ္ဆေယျာထ နော၊ အလို^၉
 ရှိကြကုန်သလော”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ ဧဝံ၊ သို့။ ဝုတ္တော၊ မြတ်စွာဘုရားက
 မိန့်တော်မူအပ်သည်ရှိသော်။ တေ ဘိက္ခူ၊ တို့သည်။ ဧတံ ဝစနံ၊ ကိ။ အဝေါစံ၊
 ကုန်ပြီ။ ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “ဘဂဝါ၊ မြတ်စွာဘုရား။ ဘဂဝါ၊
 မြတ်စွာဘုရားသည်။ ပုဗ္ဗေနိဝါသပဋိသံယုတ္တံ၊ သော။ ဓမ္မိံ၊ သော။ ကထံ၊ ကိ။ ယံ
 ကရေယျ၊ အကြင်ပြုတော်မူရာပါ၏။ အယံ ကာလော၊ ဤအခါသည်။ ဧတဿ ဓမ္မိ
 ကထာကရဏဿ၊ ဤတရားစကားကို ပြုတော်မူခြင်း၏။ ကာလော၊ အခါပါတည်း။
 သုဂတ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား။ ဘဂဝါ၊
 သည်။ ပုဗ္ဗေနိဝါသပဋိသံယုတ္တံ၊ သော။ ဓမ္မိံ၊ သော။ ကထံ၊ ကိ။ ယံ ကရေယျ၊
 ပါ၏။ အယံ ကာလော၊ သည်။ ဧတဿ ဓမ္မိကထာကရဏဿ၊ ၏။ ကာလော၊
 ပါတည်း။ ဘဂဝတော၊ ၏။ သန္တိကာ၊ အထံတော်မှ၊ သုတူ၊ ကြားကြရကုန်၍။
 ဘိက္ခူ၊ တို့သည်။ ဓာရေသန္တိ၊ ဆောင်ကြရပါကုန်လိမ့်လတ္တံ့”။ ဣတိ၊ သို့။
 အဝေါစံ၊ ကုန်ပြီ။ ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ တေ ဘိက္ခူ၊ တို့ကို။
 ဧတံ-ဝစနံ၊ ကိ။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘိက္ခဝေ၊ တို့။ အဟံ၊
 သည်။ တေနဟိ၊ တိုက်တွန်းတော်မူ၏။

တနည်း။ ။ဘိက္ခဝေ၊ တို့။ တုမော၊ တို့သည်။ ဓမ္မဒေသနာယ၊ တရားဟော
 တော်မူခြင်းငှါ။ ဝါ၊ တရားဟောတော်မူခြင်း၏။ ဘာရံ၊ တာဝန်ကို။ မမ၊ ငါဘုရား
 ၏။ ဥပရိ၊ အထက်သို့။ ဝါ၊ အပေါ်သို့။ ယဒိ အာရောပေထ၊ အကယ်၍ တင်ကြ
 ကုန်အံ့။ တေနဟိ၊ ထိုသို့ တရားဟောတော်မူခြင်း၏တာဝန်ကို ငါဘုရား၏အပေါ်သို့
 တင်ကြကုန်သည်ရှိသော်။ ဝါ၊ ထိုသို့ တရားဟောတော်မူခြင်း၏တာဝန်ကို ငါဘုရား
 ၏အပေါ်သို့ တင်ကြကုန်တပြီးကား။

တနည်း။ ။ဘိက္ခဝေ၊ တို့။ ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။
 တုမော၊ တို့သည်။ ဓမ္မဒေသနာယ၊ ငှါ။ ဝါ၊ ၏။ ဘာရံ၊ ကိ။ မမ၊ ၏။ ဥပရိ၊ သို့။ အာရော
 ပေထ၊ တင်ကြကုန်၏။ တေနဟိ ကာရဏေန၊ တရားဟောခြင်း၏တာဝန်ကို ငါဘုရား
 ၏အပေါ်သို့ တင်သည်၏အဖြစ်ဟူသော ထိုအကြောင်းကြောင့် သာလျှင်။ တုမော၊
 တို့သည်။ သုဏာထ၊ နာကြကုန်လော့။ သာဓုကံ၊ ရိုသေလေးမြတ် တင်းကြပ်မြဲမြံစွာ။
 မနသိ၊ စိတ်၌။ ကရောထ၊ ထားကြကုန်လော့။ တနည်း-မနသိ ကရောထ၊ နှလုံး
 သွင်းကြကုန်လော့။ တနည်း-သာဓုကံ၊ ငါဘုရား၏ အမိန့်တော်အာဏာဖြင့်။ မနသိ
 ကရောထ၊ ကုန်လော့။ တနည်း-သာဓုကံ၊ ကောင်းစွာ။ တနည်း- သာဓုကံ၊
 ကောင်းသော။ တံ ဓမ္မံ၊ ထိုတရားကို။ မနသိ၊ ၌။ ကရောထ၊ ကုန်လော့။

တနည်း။ ။တုမော၊ တို့သည်။ သာဓုကံ၊ ရိုသေလေးမြတ် တင်းကြပ်မြဲမြံစွာ။
 သုဏာထ၊ ကုန်လော့။

တနည်း။ ။သာဓုကံ၊ ငါဘုရား၏ အမိန့်တော်အာဏာဖြင့်။ သုဏာထ၊
 ကုန်လော့။

တနည်း။ ။ သာဓုကံ၊ ကောင်းစွာ။ တနည်း- သာဓုကံ၊ ကောင်းသော၊ တံ ဓမ္မံ၊ ကို။ သုဏာထ၊ ကုန်လော့။ မနသိကရောထ၊ ကုန်လော့။

တနည်း။ ။ ယသ္မာ၊ အကြံကြောင့်။ အယံ ဓမ္မော၊ ဤပုဗ္ဗေနိဝါသပဋိသံယုတ္တ တရားသည်။ သဗ္ဗန္ဓော၊ သဒ္ဓါနှင့်ပြည့်စုံခဲ့၏။ တသ္မာ၊ ထိုသို့ ပုဗ္ဗေနိဝါသပဋိ သံယုတ္တတရား၏ သဒ္ဓါနှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့်။ တုမှော၊ တို့သည်။ သုဏာထ၊ ကုန်လော့။ ယသ္မာ၊ ကြောင့်။ အယံ ဓမ္မော၊ ဤ ပုဗ္ဗေနိဝါသပဋိသံယုတ္တတရား သည်။ သာတ္ထော၊ အကျိုး အနက်နှင့် ပြည့်စုံခဲ့၏။ တသ္မာ၊ ထိုသို့ ပုဗ္ဗေနိဝါသပဋိ သံယုတ္တတရား၏ အကျိုး အနက်နှင့် ပြည့်စုံသည်၏အဖြစ်ကြောင့်။ တုမှော၊ တို့သည်။ သာဓုကံ၊ စွာ။ မနသိ ကရောထ၊ ကုန်လော့။

တနည်း။ ။ သာဓုကံ၊ ဖြင့်။ မနသိ ကရောထ၊ ကုန်လော့။

တနည်း။ ။ သာဓုကံ၊ ကောင်းစွာ။ တနည်း- သာဓုကံ၊ ကောင်းသော။ တံ ဓမ္မံ၊ ကို။ မနသိ၊ ဌ။ ကရောထ၊ ကုန်လော့။

တနည်း။ ။ ယသ္မာ၊ ကြောင့်။ အယံ ဓမ္မော၊ သည်။ ဓမ္မဂန္တိရာ စေဝ၊ ဓမ္မ အားဖြင့်လည်း နက်နဲခဲ့၏။ ဝါ၊ နက်နဲသော ဓမ္မသည်းရှိခဲ့၏။ ဒေသနာဂန္တိရာ စ၊ ဒေသနာအားဖြင့်လည်း နက်နဲခဲ့၏။ ဝါ၊ နက်နဲသောဒေသနာလည်းရှိခဲ့၏။ တသ္မာ၊ ကြောင့်။ တုမှော၊ တို့သည်။ သာဓုကံ၊ စွာ။ တနည်း- သာဓုကံ၊ ဖြင့်။ တနည်း- သာဓုကံ၊ စွာ။ တနည်း- သာဓုကံ၊ သော။ တံ ဓမ္မံ၊ ကို။ သုဏာထ၊ ကုန်လော့။ ယသ္မာ၊ ကြောင့်။ အယံ ဓမ္မော၊ သည်။ အတ္ထဂန္တိရာ စေဝ၊ အကျိုး အနက်အားဖြင့်လည်း နက်နဲခဲ့၏။ ဝါ၊ နက်နဲသောအကျိုး အနက်လည်း ရှိခဲ့၏။ ပဋိဝေဓဂန္တိရာ စ၊ ပဋိဝေဓအားဖြင့်လည်း နက်နဲခဲ့၏။ ဝါ၊ နက်နဲသောပဋိဝေဓလည်း ရှိခဲ့၏။ တသ္မာ၊ ကြောင့်။ တုမှော၊ တို့သည်။ သာဓုကံ၊ စွာ။

တနည်း။ ။ သာဓုကံ၊ ဖြင့်။ တနည်း- သာဓုကံ၊ စွာ။ တနည်း- သာဓုကံ၊ သော။ တံ ဓမ္မံ၊ ကို။ မနသိ ကရောထ၊ ကုန်လော့။ အဟံ၊ သည်။ ဘာသိသာမိ၊ သတ္တနိကာယ် များသိလွယ်အောင် အကျယ်အားဖြင့် ဟောတော်မူပေအံ့။ ။ ဣတိ၊ သို့။ အဝေါ၊ စ၊ မူဗြီ။ ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ တေ ဘိက္ခု၊ တို့သည်။ ဘဂဝတော၊ အား။ ပစ္စယောသံ၊ ရှေးရှု နားထောင်ကြကုန်ပြီ။ တနည်း- ဘဂဝတော၊ ။ ဝစနံ၊ စကားတော်ကို။ ပစ္စယော သံ၊ ကုန်ပြီ။ တနည်း- ဘဂဝတော၊ မြတ်စွာဘုရား၏ စကားတော်ကို။ ပစ္စယောသံ၊ ကုန်ပြီ။ ကိ၊ အဘယ်သို့။ ပစ္စယောသံ၊ ရှေးရှုနားထောင်ကြကုန်သနည်း။ ။ “ဘန္တေ၊ မြတ်စွာဘုရား။ ဧဝံ၊ ကောင်းလှပါပြီ”။ ဣတိ ခေါ၊ ဤသို့သာလျှင်။ ပစ္စယောသံ၊ ကုန်ပြီ။

တနည်း။ ။ တေ ဘိက္ခု၊ တို့သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏ စကား တော်ကို။ ပစ္စယောသံ၊ ကုန်ပြီ။ ကိ၊ သို့။ ပစ္စယောသံ၊ ကုန်သနည်း။ ။ “ဧဝံ ဘန္တေတိ၊ ဧဝံ ဘန္တေ ဟု၍”။ ပစ္စယောသံ၊ ကုန်ပြီ။

တနည်း။ ။ တေ ဘိက္ခု၊ တို့သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ကောင်းလှပါပြီ”။ ဣတိ ခေါ၊ ဤသို့သာလျှင်။ ဘဂဝတော၊ အား။ ပစ္စယောသံ၊ ကုန်ပြီ။ ဘဂဝါ၊ သည်။ ဧဝံ၊ စနံ၊ ကို။ အဝေါ၊ စ၊ မူဗြီ။

၄။ ကိံသို့။ အဝေါစ၊ နည်း၊။ “ဘိက္ခဝေ၊ တို့။ ဣတော ဘဒ္ဒကပ္ပတော၊ ဤဘဒ္ဒကပ္ပါမှ။ *ယံ-ယသ္မိံ ကေနဂုတိကပ္ပေ၊ အကြင်ကိုးဆယ် တစ်ခုတို့၏ ပြည့်ကြောင်း ဖြစ်သောကပ္ပါ၌။ ဝိပဿီ၊ ဝိပဿီအမည်ရှိတော်မူသော။ အရဟံ၊ ကိလေသာမြှူမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူသော။ သမ္မာသမ္ဗုဒ္ဓေါ၊ မဘောက်မပြန် ကိုယ်တော်တိုင်သာ ဧည့်ယူငါးတန် တရားမှန်ကို ကောက်ထိုးထွင်း၍ သိတော်မူသော။ ဘဂဝါ၊ သည်။ လောကော၊ ၌။ ဥဒပါဒါ၊ ပွင့်တော်မူပြီ။ ဣတော ဘဒ္ဒကပ္ပတော၊ ဤဘဒ္ဒကပ္ပါမှ။ သော ကေနဂုတိကပ္ပေ၊ ထိုကိုးဆယ် တစ်ခုတို့၏ ပြည့်ကြောင်းဖြစ် သော ကပ္ပါသည်။ ဝါ၊ ထိုကိုးဆယ် တစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကပ္ပါ၌ အကျုံး ဝင်သော ခန္ဓာအစဉ်သည်။ ပုဗ္ဗေနိဝါသော၊ သည်။ ဟောတိ၊ ၎င်း။

တနည်း။ ။ ဘိက္ခဝေ၊ တို့။ ယံ-ယသ္မိံ ကပ္ပေ၊ အကြင်ကပ္ပါ၌။ ဝိပဿီ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ လောကော၊ ၌။ ဥဒပါဒါ၊ ပြီ။ သော ကပ္ပေါ၊ ထိုဝိပဿီမြတ်စွာဘုရား ပွင့်တော်မူရာ ကပ္ပါသည်။ ဣတော ဘဒ္ဒကပ္ပတော၊ ဤဘဒ္ဒကပ္ပါမှ။ ဝါ၊ ဤဘုရားငါးဆူ ပွင့်တော်မူ၍ ပွားလှသမ္ဗုဒ္ဓိ ပြည့်စုံလတ်၍ ကောင်း မြတ်သောကပ္ပါမှ။ ကေနဂုတိကပ္ပေ၊ ကိုးဆယ်တစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကပ္ပါ၌။ ဟောတိ၊ ၎င်း။

တနည်း။ ။ သော ကပ္ပေါ၊ ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူရာ ထိုကပ္ပါသည်။ ဣတော ဘဒ္ဒကပ္ပတော၊ မှ။ ကေနဂုတိကပ္ပေ၊ ကိုးဆယ်တစ်ခုတို့၏ ပြည့်ကြောင်းဖြစ် သောကပ္ပါသည်။ ဟောတိ၊ ၎င်း။ [ပထမာဝိဘတ်ကို ဧ-ပြု၊ သို့မဟုတ် သ္မိံ ဝိဘတ် ပထမာအနက်၌ သက်။]

ဘိက္ခဝေ၊ တို့။ ဣတော ဘဒ္ဒကပ္ပတော၊ မှ။ ကေတိံ သေ၊ သုံးဆယ်တစ်ခုတို့၏ ပြည့် ကြောင်းဖြစ်သော။ ယံ-ယသ္မိံ ကပ္ပေ၊ အကြင်ကပ္ပါ၌။ သိဒ္ဓိ၊ သိဒ္ဓိအမည်ရှိတော်မူသော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဥဒပါဒါ၊ ပြီ။ ဣတော ဘဒ္ဒကပ္ပ တော၊ မှ။ ကေတိံ သေ၊ သုံးဆယ်တစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။ သော ကပ္ပေါ၊ ထိုကပ္ပါသည်လည်း။ [ဝိသဒ္ဓါကြေ။] ပုဗ္ဗေနိဝါသော၊ သည်။ ဟောတိ၊ ၎င်း။

တနည်း။ ။ ဘိက္ခဝေ၊ တို့။ ယံ-ယသ္မိံ ကပ္ပေ၊ ၌။ သိဒ္ဓိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဥဒပါဒါ၊ ပြီ။ သော ကပ္ပေါ၊ သိဒ္ဓိဘုရား ပွင့်တော်မူရာ ထိုကပ္ပါသည်။ ဣတော ဘဒ္ဒကပ္ပတော၊ မှ။ ကေတိံ သေ၊ သော။ ကပ္ပေ၊ ကပ္ပါ၌။ ဟောတိ၊ ၎င်း။

* မှတ်ချက်။ ။ [ဤဝါကျ၌ ယံ-ဟူသော အနိယမကို ယသ္မိံ ကပ္ပေ- ဟု အဋ္ဌကထာ၌ ဘွဲ့၏။ နိယမဝါကျ မရှိ၊ နိဿယများ၌လည်း နိယမ၊ အနိယမ ထင်ရှားအောင် မယောဇနာကြ၊ သို့ဖြစ်၍ နိယမ၊ အနိယမ ထင်ရှား အောင် သုံးနည်းယောဇနာလိုက်၏။ ဤနည်းကို မှီး၍ နောက်ဝါကျများ၌လည်း ယောဇနာရမည်။]

တနည်း။ သော ကပ္ပေါ၊ သိဒ္ဓိမြတ်စွာဘုရားပွင့်တော်မူရာ ထိုကပ္ပေါသည်။ ဣတော
 ဘဒ္ဒကပ္ပတော၊ မှ။ ဧကတိံ သော၊ သော။ ကပ္ပေါ၊ ကပ္ပေါသည်။ ဟောတိ၊ ၎်။ ဘိက္ခဝေ၊ တို့။
 ဧကတိံ သော၊ သော။ တသ္မိညေဝ ကပ္ပေါ၊ ထိုကပ္ပေါ၌သာလျှင်။ ဝေဿဘူ၊ ဝေဿဘူ
 အမည်ရှိတော်မူသော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ လော
 ကေ၊ ဌ။ ဥဒပါဒါ၊ ပြီ။ ဧကတိံ သော၊ သော။ အယမ္ဗိ ကပ္ပေါ၊ ဤကပ္ပေါသည်လည်း။ ပုဗ္ဗေ
 နိဝါသော၊ သည်။ ဟောတိ၊ ၎်။ ဘိက္ခဝေ၊ တို့။ ဣမသ္မိညေဝ ဘဒ္ဒကပ္ပေါ၊ ဤဘဒ္ဒကပ္ပေါ
 ၌သာလျှင်။ ဝါ၊ ဤဘုရားငါးဆူ ပွင့်တော်မူ၍ ပွားလှသမ္ပတ် ပြည်စုံလင်၍ ကောင်း
 မြတ်သောကပ္ပေါ၌သာလျှင်။ ကကုသန္ဓော၊ ကကုသန္ဓအမည်ရှိတော်မူသော။ အရဟံ၊
 သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ လောကေ၊ ဌ။ ဥဒပါဒါ၊ ပြီ။ အယမ္ဗိ
 ဘဒ္ဒကပ္ပေါ၊ သည်လည်း။ ပုဗ္ဗေနိဝါသော၊ သည်။ ဟောတိ၊ ၎်။ ဘိက္ခဝေ၊ တို့။
 ဣမသ္မိညေဝ ဘဒ္ဒကပ္ပေါ၊ ၌သာလျှင်။ ကောဏာဂမနော၊ ကောဏာဂမနအမည်
 ရှိတော်မူသော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ လော
 ကေ၊ ဌ။ ဥဒပါဒါ၊ ပြီ။ အယမ္ဗိ ဘဒ္ဒကပ္ပေါ၊ သည်လည်း။ ပုဗ္ဗေနိဝါသော၊ သည်။
 ဟောတိ၊ ၎်။ ဘိက္ခဝေ၊ တို့။ ဣမသ္မိညေဝ ဘဒ္ဒကပ္ပေါ၊ ၌သာလျှင်။ ကဿပေါ၊
 ကဿပအမည်ရှိတော်မူသော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊
 သည်။ လောကေ၊ ဌ။ ဥဒပါဒါ၊ ပြီ။ အယမ္ဗိ ဘဒ္ဒကပ္ပေါ၊ သည်လည်း။ ပုဗ္ဗေနိဝါသော၊
 သည်။ ဟောတိ၊ ၎်။ ဘိက္ခဝေ၊ တို့။ ဧတရဟိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ ဣမသ္မိ
 ညေဝ ဘဒ္ဒကပ္ပေါ၊ ၌သာလျှင်။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ အဟံ၊ ငါ
 ဘုရားသည်။ လောကေ၊ ဌ။ ဥပ္ပန္နော၊ ပွင့်တော်မူပြီ။

၅။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂ
 ဝါ၊ သည်။ ဇာတိယာ၊ ဇာတ်အားဖြင့်။ ခတ္တိယော၊ မင်းဇာတ်ရှိတော်မူသည်။
 အဟောသိ၊ ဖြစ်တော်မူပြီ။ ခတ္တိယကုလေ၊ မင်းမျိုး၌။ ဥဒပါဒါ၊ ထင်ရှားဖြစ်တော်
 မူပြီ။ ဘိက္ခဝေ၊ တို့။ သိဒ္ဓိသော၊ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊
 သည်။ ဇာတိယာ၊ အားဖြင့်။ ခတ္တိယော၊ သည်။ အဟောသိ၊ မူပြီ။ ခတ္တိယကုလေ၊ ၌။
 ဥဒပါဒါ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ဝေဿဘူ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊
 သော။ ဘဂဝါ၊ သည်။ ဇာတိယာ၊ အားဖြင့်။ ခတ္တိယော၊ သည်။ အဟောသိ၊ မူပြီ။
 ခတ္တိယကုလေ၊ ၌။ ဥဒပါဒါ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ကကုသန္ဓော၊ သော။ အရဟံ၊ သော။
 သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဇာတိယာ၊ အားဖြင့်။ မြာဟူဏော၊ ပုဏ္ဏား
 ဇာတ်ရှိတော်မူသည်။ အဟောသိ၊ မူပြီ။ မြာဟူဏကုလေ၊ ပုဏ္ဏားမျိုး၌။ ဥဒပါဒါ၊
 မူပြီ။ ဘိက္ခဝေ၊ တို့။ ကောဏာဂမနော၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊
 သော။ ဘဂဝါ၊ သည်။ ဇာတိယာ၊ အားဖြင့်။ မြာဟူဏော၊ သည်။ အဟောသိ၊
 မူပြီ။ မြာဟူဏကုလေ၊ ၌။ ဥဒပါဒါ၊ မူပြီ။ ဘိက္ခဝေ၊ တို့။ ကဿပေါ၊ သော။ အရဟံ၊
 သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဇာတိယာ၊ အားဖြင့်။ မြာဟူဏော၊
 သည်။ အဟောသိ၊ မူပြီ။ မြာဟူဏကုလေ၊ ၌။ ဥဒပါဒါ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ဧတရဟိ၊
 ၌။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ အဟံ၊ ငါဘုရားသည်။ ဇာတိယာ၊
 အားဖြင့်။ ခတ္တိယော၊ သည်။ အဟောသိ၊ မူပြီ။ ခတ္တိယကုလေ၊ ၌။ ဥပ္ပန္နော၊ မူပြီ။

၆။ ဘိက္ခဝေတို့။ ဝိပဿီသော။ အရဟံသော။ သမ္မာသမ္ဗုဒ္ဓေါ။ သော။
 ဘဂဝါသည်။ ဂေါတ္ထေန၊ အန္ဓယ်အားဖြင့်။ ကောဏ္ဍညော၊ ကောဏ္ဍညအန္ဓယ်ရှိ
 သည်။ အဟောသိ၊ မူဗြီ။ ဘိက္ခဝေတို့။ သိခိ၊ သော။ အရဟံသော။ သမ္မာသမ္ဗုဒ္ဓေါ။
 သော။ ဘဂဝါသည်။ ဂေါတ္ထေန၊ အားဖြင့်။ ကောဏ္ဍညော၊ သည်။ အဟောသိ၊
 မူဗြီ။ ဘိက္ခဝေတို့။ ဝေဿဘူသော။ အရဟံသော။ သမ္မာသမ္ဗုဒ္ဓေါ။ သော။
 ဘဂဝါသည်။ ဂေါတ္ထေန၊ အားဖြင့်။ ကောဏ္ဍညော၊ သည်။ အဟောသိ၊ မူဗြီ။
 ဘိက္ခဝေတို့။ ကကုသန္ဓာ၊ သော။ အရဟံသော။ သမ္မာသမ္ဗုဒ္ဓေါ။ သော။
 ဘဂဝါသည်။ ဂေါတ္ထေန၊ အားဖြင့်။ ကဿပေါ၊ ကဿပအန္ဓယ် ရှိတော်မူသည်။
 အဟောသိ၊ မူဗြီ။ ဘိက္ခဝေတို့။ ကောဏာဂမနော၊ သော။ အရဟံသော။ သမ္မာ
 သမ္ဗုဒ္ဓေါ။ သော။ ဘဂဝါသည်။ ဂေါတ္ထေန၊ အားဖြင့်။ ကဿပေါသည်။ အဟော
 သိ၊ မူဗြီ။ ဘိက္ခဝေတို့။ ကဿပေါ၊ သော။ အရဟံသော။ သမ္မာသမ္ဗုဒ္ဓေါ။
 သော။ ဘဂဝါသည်။ ဂေါတ္ထေန၊ အားဖြင့်။ ကဿပေါ၊ သည်။ အဟောသိ၊
 မူဗြီ။ ဘိက္ခဝေတို့။ ဧတရဟိန္ဒူ။ အရဟံသော။ သမ္မာသမ္ဗုဒ္ဓေါ။ သော။ အဟံ
 သည်။ ဂေါတ္ထေန၊ အားဖြင့်။ ဂေါတမော၊ ဂေါတမအန္ဓယ်ရှိသည်။ အဟောသိ၊
 မူဗြီ။

၇။ ဘိက္ခဝေတို့။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊
 သော။ ဘဂဝတော၊ ဧ။ အာယုပ္ပမာဏံ၊ အသက်အတိုင်းအရှည်သည်။ ဝါ၊
 အသက်အတိုင်းအခြားသည်။ အသီတိဝဿသဟဿာနိ၊ အနှစ်ရှစ်သောင်းတို့သည်။
 *အဟောသိ၊ ဖြစ်ပြီ။

*မှတ်ချက်။ ။ [ပကတိ ဝိကတိစာဝိ၊ ယတြ ဝုတ္တံ ဒွယံ ဝိစ။
 ဝါစကော ပကတိသင်္ချံ၊ ဝဏ္ဍာတိဿာ ပဓာနတော။
 (ကစ္စာယနသာရသဒ္ဓါငယ်။)]

ယတြ-ယသ္မိံ ပယောဂေ၊ အကြင်ပြုယှက်၌။ ပကတိ စာဝိ၊ ပကတိသင်္ချာ
 ကိုလည်းကောင်း။ ဝိကတိ စာဝိ၊ ဝိကတိသင်္ချာကိုလည်းကောင်း။ ဣတိ၊ သို့။
 ဒွယံ ဝိ စ၊ သင်္ချာတို့၏ နှစ်ပါးတို့၏ အပေါင်းကိုလည်း။ ဝုတ္တံ၊ ဆိုအပ်ပြီ။
 တတြ-တသ္မိံ ပယောဂေ၊ ထိုပြုယှက်၌။ ဝါစကော၊ ဝါစကကြိယာသည်။
 ပကတိသင်္ချံ၊ ပကတိသင်္ချာကိုသာ။ ဝဏ္ဍာတိ၊ ယူ၏။ ဝိကတိသင်္ချံ၊ ဝိကတိသင်္ချာ
 ကို။ န ဝဏ္ဍာတိ၊ မယူ။ (ဗျတိရေက ကန်။) ကသ္မာ၊ ကြောင့်။ ဝါစကော၊ သည်။
 ပကတိသင်္ချံ၊ ကိုသာ။ ဝဏ္ဍာတိ၊ နည်း။ ဝိကတိသင်္ချံ၊ ကို။ န ဝဏ္ဍာတိ၊ နည်း။
 အဿာ ပကတိဿာ၊ ထိုပကတိသင်္ချာ၏။ ပဓာနတော၊ ပြခန်းသည်၏
 အဖြစ်ကြောင့်။ ဝါစကော၊ သည်။ ပကတိသင်္ချံ၊ ကိုသာ။ ဝဏ္ဍာတိ၊ ဧ။
 ဝိကတိသင်္ချံ၊ ကို။ န ဝဏ္ဍာတိ၊ မယူ။

ပဇ္ဇော ဘဝန္တိ တန္တဝေါ၊ ဗီရဏာနိ ကရိယန္တေ ကဇ္ဇော၊ သုဝဏ္ဏာနိ
 ကရိယန္တေ ကုဏ္ဍလံ၊ တဏှုလာ ပစ္စန္တေ ဩဒနော။ (ကစ္စာယနသာရ-
 ဇီကာ လာ ပြုယှက်)။ တန္တဝေါ၊ ချည်ချောင်းတို့သည်။ ပဇ္ဇော၊ ပျံဆိုးသည်။

တနည်း။ ။ အသီတိဝဿသဟဿာနိ၊ အနှစ်ရှစ်သောင်းတို့သည်။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အာယုပ္ပမာဏံ၊ အသက်အတိုင်းအရှည်သည်။ ဝါ၊ အသက်အပိုင်းအခြားသည်။ အဟောသိ၊ ပြီ။ [နောက်ဝါကျများကိုလည်း ဤနည်းချည်းသာပေးရမည်။]

ဘိက္ခဝေ၊ တို့။ သိဒ္ဓိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အာယုပ္ပမာဏံ၊ သည်။ သတ္တတိဝဿသဟဿာနိ၊ အနှစ်ခုနှစ်သောင်းတို့သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ဝေဿဘုဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အာယုပ္ပမာဏံ၊ သည်။ သဠိဝဿသဟဿာနိ၊ အနှစ်ခြောက်သောင်းတို့သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ကကုသန္ဓဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အာယုပ္ပမာဏံ၊ သည်။ စတ္တာလီသဝဿသဟဿာနိ၊ အနှစ်လေးသောင်းတို့သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ကောဏာဝမနဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အာယုပ္ပမာဏံ၊ သည်။ တိသဝဿသဟဿာနိ၊ အနှစ်သုံးသောင်းတို့သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ကဿပဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အာယုပ္ပမာဏံ၊ သည်။ ဝိသတိဝဿသဟဿာနိ၊ အနှစ် နှစ်သောင်းတို့သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ဧတရဟိ၊ ဣ၊ မယံ၊ ငါဘုရား၏။ အာယုပ္ပမာဏံ၊ သည်။ ဝါ၊ သည်။ အပ္ပကံ၊ နည်းသည်။ ပရိတ္တံ၊ တိုသည်။ လဟုကံ၊ လျင်မြန်သည်။ ဟောတိ၊ ဧ။ ယော ပုဂ္ဂလော၊ သည်။ စိရံ၊ ကြာမြင့်စွာ။ ဝါ၊ ကြာမြင့်စွာသောကာလပတ်လုံး။ ဇီဝတိ၊ အသက်ရှင်၏။ သော ပုဂ္ဂလော၊ သည်။ ဝဿသတံ၊ အနှစ်တစ်ရာကာလပတ်လုံး။ ဇီဝတိ၊ အသက်

ဘဝန္တိ၊ ဖြစ်ကုန်၏။ ဗီရဏာနိ၊ မြတ်မြတ်တို့ကို။ ကဠော၊ ဈာကို၊ ကရိယန္တေ၊ ပြုအပ်ကုန်၏။ သုဝဏ္ဏာနိ၊ ရွှေတို့ကို။ ကုဏ္ဍလံ၊ နားချောင်းကို။ ကရိယန္တေ၊ ပြုအပ်ကုန်၏။ တဏှုလာ၊ ဆန်တို့ကို။ သြဒနော၊ ထမင်းကို။ ပစ္စန္တေ၊ ချက်အပ်ကုန်၏။

ဤသို့ကစွာယနသာရဆိုသည့်အတိုင်း ပဌမယောဇနာနည်းအလို အာယုပ္ပမာဏံ-ဟူသော ပကတိသင်္ချာ၊ အသီတိဝဿသဟဿာနိ-ဟူသော ဝိကတိသင်္ချာနှစ်ပါးတို့တွင် အာယုပ္ပမာဏံ-ဟူသော ပကတိသင်္ချာကို၎်၍ အဟောသိ-ဟု ဝါစကကြိယာ ကေရုဏ်သင်္ချာကို ဟောတော်မူ၏။

ဒုတိယယောဇနာနည်းအလို အသီတိဝဿသဟဿာနိ-ဟူသော ပကတိသင်္ချာ၊ အာယုပ္ပမာဏံ-ဟူသော ဝိကတိသင်္ချာနှစ်ပါးတို့တွင် အသီတိဝဿသဟဿာနိ-ဟူသော ပကတိသင်္ချာကိုမသွတ်ဘဲ အာယုပ္ပမာဏံ-ဟူသော ဝိကတိသင်္ချာကို၎်၍ အဟောသိ-ဟု ဝါစကကေရုဏ်သင်္ချာကို ဟောတော်မူ၏။ ဤနည်းကို မိုး၍အရာရာတိုင်း၌ ယောဇနာ ကြရမည်။ ။ ပကတိ၊ ဝိကတိ၊ နှစ်ပါးရှိကာ ပကတိမှာ၊ ဝါစက၊ ရန်ခါမဝေ။ (နိယံ)။ သဒ္ဓါဟုက ယောဘုယျချည်းသာ ဟုလို။]

ရှင်ရ၏။ ဝဿသတတော၊ အနှစ်တစ်ရာထက်။ ဘိယော၊ အလွန်။ ဇီဝန္တော၊ အသက်ရှင်သော။ ပုဂ္ဂလော၊ သည်။ အပ္ပံ ဝါ၊ အနှစ်တစ်ရာထက်အနည်းငယ် ပိုလွန်သော အသက်တစ်ရာနှစ်ဆယ်၊ တစ်ရာသုံးဆယ်၊ တစ်ရာလေးဆယ်၊ တစ်ရာငါးဆယ်၊ တစ်ရာခြောက်ဆယ်ပတ်လုံးသော်လည်း။ ဇီဝတိ၊ အသက်ရှင်ရ၏။

၈။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ပါဠိလိယာ၊ သစ္စတ်ပင်၏။ မူလေ၊ အနီး၌။ ဝါ၊ အောက်၌။ အဘိသမ္ဗုဒ္ဓေါ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ထိုးထွင်း၍ သိမြင်တော်မူပြီ။ ဘိက္ခဝေ၊ တို့။ သိဒ္ဓိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ပုဏ္ဏရိကဿ၊ သရက်ဖြူပင်၏။ မူလေ၊ ၌။ အဘိသမ္ဗုဒ္ဓေါ၊ မူပြီ။ ဘိက္ခဝေ၊ တို့။ ဝေဿဘူ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ သာလဿ၊ အင်ကြင်းပင်၏။ မူလေ၊ ၌။ အဘိသမ္ဗုဒ္ဓေါ၊ မူပြီ။ ဘိက္ခဝေ၊ တို့။ ကကုသန္တော၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ သိရိသဿ၊ ကုက္ကိုပင်၏။ မူလေ၊ ၌။ အဘိသမ္ဗုဒ္ဓေါ၊ မူပြီ။ ဘိက္ခဝေ၊ တို့။ ကောဏာဂမနော၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဥဒုမ္မရဿ၊ ရေသဇန်းပင်၏။ မူလေ၊ ၌။ အဘိသမ္ဗုဒ္ဓေါ၊ မူပြီ။ ဘိက္ခဝေ၊ တို့။ ကဿပေါ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ နိဂြောဿ၊ ပညောင်ပင်၏။ မူလေ၊ ၌။ အဘိသမ္ဗုဒ္ဓေါ၊ မူပြီ။ ဘိက္ခဝေ၊ တို့။ တေရဟိ၊ ၌။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ အဟံ၊ သည်။ အဿတ္ထဿ၊ ညောင်မုဒ္ဒဟေပင်၏။ မူလေ၊ အနီး၌။ ဝါ၊ အောက်၌။ အဘိသမ္ဗုဒ္ဓေါ၊ မူပြီ။

၉။ ဘိက္ခဝေ၊ တို့။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ ခဏ္ဍတိဿံ နာမ၊ ခဏ္ဍတိဿ အမည်ရှိသော။ သာဝကယုဂံ၊ တပည့်အစုံသည်။ အဂ္ဂံ၊ မြတ်သည်။ အဂ္ဂံ၊ မြတ်သည်၏အဖြစ်ကြောင့်။ ဘဒ္ဒယုဂံ၊ ကောင်းသော အစုံသည်။ အဟောသိ၊ မြစ်ပြီ။

တနည်း။ ။ ဘိက္ခဝေ၊ တို့။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ ခဏ္ဍတိဿံ နာမ၊ ခဏ္ဍတိဿ အမည်ရှိသော။ အဂ္ဂံ၊ မြတ်သော။ အဂ္ဂံ၊ မြတ်သည်၏အဖြစ်ကြောင့်။ ဘဒ္ဒယုဂံ၊ ကောင်းသော အစုံဟု ဆိုအပ်သော။ သာဝကယုဂံ၊ တပည့်အစုံသည်။ အဟောသိ၊ မြစ်ပြီ။

တနည်း။ ။ ဘိက္ခဝေ၊ တို့။ ခဏ္ဍတိဿံ နာမ၊ ရှိသော။ အဂ္ဂံ၊ သော။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သော။ သာဝကယုဂံ၊ သည်။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ သာဝကယုဂံ၊ သည်။ အဟောသိ၊ မြစ်ပြီ။

တနည်း။ ။ ဘိက္ခဝေ၊ တို့။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ အဂ္ဂံ၊ သော။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သော။ သာဝကယုဂံ၊ သည်။ ခဏ္ဍတိဿံ နာမ၊ သည်။ အဟောသိ၊ မြစ်ပြီ။ [နောက်ဝါကျများကိုလည်း ဤနည်းချည်းသာ ပေးရမည်။]

ဘိက္ခုဝေ၊ တို့။ သိဒ္ဓိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ န။ အဘိဘူသမ္ဘဝံ နာမ၊ အဘိဘူ၊ သမ္ဘဝ အမည်ရှိသော။ သာဝက ယုဂံ၊ သည်။ အဂ္ဂံ၊ သော။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခုဝေ၊ တို့။ ဝေဿဘုဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ န။ သောဏုတ္တရံ နာမ၊ သောဏ၊ ဥတ္တရအမည်ရှိသော။ အဂ္ဂံ၊ သော။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သော။ သာဝကယုဂံ၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခုဝေ၊ တို့။ ဝိရုရသမ္ဘိဝံ နာမ၊ ဝိရုရ၊ သမ္ဘိဝံ အမည်ရှိသော။ အဂ္ဂံ၊ သော။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သော။ သာဝက ယုဂံ၊ သည်။ ကကုသန္ဓဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ န။ သာဝကယုဂံ၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခုဝေ၊ တို့။ ကောဏာဂမ နဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ န။ အဂ္ဂံ၊ သော။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သော။ သာဝကယုဂံ၊ သည်။ ဘိယျောသုတ္တရံ နာမ၊ ဘိယျောသ၊ ဥတ္တရအမည်ရှိသည်။ အဟောသိ၊ ပြီ။ ဘိက္ခုဝေ၊ တို့။ ကဿပဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ န။ တိဿဘာရ ခ္ခါဇံ နာမ၊ တိဿ၊ ဘာရခ္ခါဇအမည်ရှိသော။ သာဝကယုဂံ၊ သည်။ အဂ္ဂံ၊ သည်။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခုဝေ၊ တို့။ တေရဟိ၊ ဌ။ မယျံ၊ န။ သာရိပုတ္တမောဂ္ဂလာနံ နာမ၊ သာရိပုတ္တ၊ မောဂ္ဂလာနအမည်ရှိသော။ သာဝက ယုဂံ၊ သည်။ အဂ္ဂံ၊ သည်။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သည်။ အဟောသိ၊ ပြီ။

၁၀။ ဘိက္ခုဝေ၊ တို့။ ဝိပဿိဿ၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ န။ ဧကော၊ တစ်ကြိမ်သော။ သာဝကာနံ၊ သာဝကတို့၏။ သန္နိပါတော၊ အစည်း အဝေးသည်။ အဋ္ဌသဋ္ဌိဘိက္ခုသတသဟဿံ၊ ရဟန်းတို့၏ ခြောက်သန်း ရှစ်သိန်း သည်။ ဝါ၊ ခြောက်သန်းရှစ်သိန်းသော ရဟန်းအပေါင်းသည်။ အဟောသိ၊ ပြီ။ ဧကော၊ တစ်ကြိမ်သော။ သာဝကာနံ၊ တို့၏။ သန္နိပါတော၊ သည်။ ဘိက္ခုသတ သဟဿံ၊ ရဟန်းတို့၏ တစ်သိန်းသည်။ ဝါ၊ တစ်သိန်းသော ရဟန်းအပေါင်းသည်။ အဟောသိ၊ ပြီ။ ဧကော၊ သော။ သာဝကာနံ၊ တို့၏။ သန္နိပါတော၊ သည်။ အသီတိ ဘိက္ခုသဟဿာနိ၊ ရဟန်းတို့၏ ရှစ်သောင်းတို့သည်။ ဝါ၊ ရှစ်သောင်းသော ရဟန်း တို့သည်။ အဟောသိ၊ ပြီ။ (ဣတိ၊ သို့။) တယော၊ သုံးကြိမ်ကုန်သော။ သာဝကာနံ၊ တို့၏။ သန္နိပါတော၊ တို့သည်။ အဟောသံ၊ ဖြစ်ကုန်ပြီ။ ဘိက္ခုဝေ၊ တို့။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ န။ သဗ္ဗေ သံယေဝ၊ တစ်ယောက်မကြွင်း ခပင်းဥသို့ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ ဒိဏာ သဝါနံ၊ ကုန်ပြီးသော အာသဝေါရှိကြကုန်သော။ တနည်း—သဗ္ဗေသံယေဝ ဒိဏာ သဝါနံ၊ အလုံးစုံ ရဟန္တာချည်းသာ ဖြစ်ကြကုန်သော။ သာဝကာနံ၊ တို့၏။ တယော၊ ကုန်သော။ ဣမေ သန္နိပါတော၊ တို့သည်။ အဟောသံ၊ ကုန်ပြီ။

ဘိက္ခုဝေ၊ တို့။ သိဒ္ဓိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ န။ ဧကော၊ သော။ သာဝကာနံ၊ တို့၏။ သန္နိပါတော၊ သည်။ ဘိက္ခု သတသဟဿံ၊ ရဟန်းတို့၏ တစ်သိန်းသည်။ ဝါ၊ တစ်သိန်းသော ရဟန်းသည်။

ဘိက္ခဝေ၊ တို့။ ကဿပဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ၊ ဧကော၊ သော။ သာဝကာနံ၊ တို့၏။ သန္နိပါတော၊ သည်။ ဝိသတိဘိက္ခုသဟဿာနိ၊ ရဟန်းတို့၏ နှစ်သောင်းတို့သည်။ ဝါ၊ နှစ်သောင်းသောရဟန်းတို့သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ကဿပဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ၊ သဗ္ဗေသံယေဝ၊ ကုန်သော။ ဒိဏာသဝါနံ၊ ကုန်သော။ သာဝကာနံ၊ တို့၏။ ဧကော၊ သော။ အယံ သန္နိပါတော၊ သည်။ အဟောသိ၊ ပြီ။

ဘိက္ခဝေ၊ တို့။ ဧတရဟိ၊ ဌ။ မယံ၊ ဧ၊ ဧကော၊ သော။ သာဝကာနံ၊ တို့၏။ သန္နိပါတော၊ သည်။ အဘုတေဋ္ဌသာနိ ဘိက္ခုသတာနိ၊ ရဟန်းတို့၏ အခွဲနှင့်တကွ တစ်ထောင် သုံးရာတို့သည်။ ဝါ၊ ရဟန်းတို့၏ တစ်ထောင် နှစ်ရာ ဝါးဆယ်တို့သည်။ ဝါ၊ အခွဲနှင့်တကွ တစ်ထောင်သုံးရာသော ရဟန်းတို့သည်။ ဝါ၊ တစ်ထောင် နှစ်ရာဝါးဆယ်သော ရဟန်းတို့သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ မယံ၊ ဧ၊ သဗ္ဗေသံယေဝ ဒိဏာသဝါနံ၊ ကုန်သော။ သာဝကာနံ၊ တို့၏။ ဧကော၊ သော။ အယံ သန္နိပါတော၊ သည်။ အဟောသိ၊ ပြီ။

၁၁။ ဘိက္ခဝေ၊ တို့။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အဂ္ဂုပဋ္ဌာကော၊ မြတ်သော အလုပ်အကျွေးဖြစ်သော။ ဥပဋ္ဌာကော၊ အလုပ်အကျွေးသည်။ အသောကော နာမ၊ အသောကအမည်ရှိသော။ ဘိက္ခု၊ သည်။ အဟောသိ၊ ပြီ။

တနည်း။ ဘိက္ခဝေ၊ တို့။ အသောကော နာမ၊ အသောက အမည်ရှိသော။ ဘိက္ခု၊ သည်။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ ဥပဋ္ဌာကော၊ အလုပ်အကျွေးသည်။ အဂ္ဂုပဋ္ဌာကော၊ မြတ်သော အလုပ်အကျွေးသည်။ အဟောသိ၊ ပြီ။ [နောက်ဝါကျများကိုလည်း ဤနည်းချည်းသာပေးရမည်။] ဘိက္ခဝေ၊ တို့။ သိဒ္ဓိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အဂ္ဂုပဋ္ဌာကော၊ သော။ ဥပဋ္ဌာကော၊ သည်။ ခေမက်ရော နာမ၊ ခေမက်ရအမည်ရှိသော။ ဘိက္ခု၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ဥပသန္တော နာမ၊ ဥပသန္တ အမည်ရှိသော။ ဘိက္ခု၊ သည်။ ဝေဿဘုဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ ဥပဋ္ဌာကော၊ သည်။ အဂ္ဂုပဋ္ဌာကော၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ကကုသန္ဓဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အဂ္ဂုပဋ္ဌာကော၊ သော။ ဥပဋ္ဌာကော၊ သည်။ ဗုဒ္ဓိဇော နာမ၊ ဗုဒ္ဓိဇအမည်ရှိသော။ ဘိက္ခု၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ သောတ္ထိဇော နာမ၊ သောတ္ထိဇအမည်ရှိသော။ ဘိက္ခု၊ သည်။ ကောဏာဂမနဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ ဥပဋ္ဌာကော၊ သည်။ အဂ္ဂုပဋ္ဌာကော၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ကဿပဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ။ အဂ္ဂုပဋ္ဌာကော၊ သော။ ဥပဋ္ဌာကော၊ သည်။ သဗ္ဗေသံယေဝ နာမ၊ သဗ္ဗေသံယေဝ အမည်ရှိ

သော။ ဘိက္ခုသု။ အဟောသိ။ ပြိ။ ဘိက္ခဝေ။ တို့။ တေရဟိ။ အာနန္ဒော နာမာအာ
နန္ဒာအမည်ရှိသော။ ဘိက္ခုသု။ မယံ။ ဇာ။ ဥပဋ္ဌာကော။ သည်။ အဂ္ဂပဋ္ဌာကော။
သည်။ အဟောသိ။ ပြိ။

၁၂။ ဘိက္ခဝေ။ တို့။ ဝိပဿိယာ။ သော။ အရဟတော။ သော။ သမ္မာသမ္ဗုဒ္ဓဿ။
သော။ ဘဂဝတော။ ဇာ။ ပိတာ။ ခမည်းတော်သည်။ ဗန္ဓုမာ နာမာ ဗန္ဓုမာအမည်ရှိ
သော။ ရာဇော။ သည်။ အဟောသိ။ ပြိ။ တနည်း-ဗန္ဓုမာ နာမာ ဗန္ဓုမာအမည်ရှိ
သော။ ရာဇော။ သည်။ ဝိပဿိယာ။ သော။ အရဟတော။ သော။ သမ္မာသမ္ဗုဒ္ဓဿ။
သော။ ဘဂဝတော။ ဇာ။ ပိတာ။ ခမည်းတော်သည်။ အဟောသိ။ ပြိ။ ဇနတ္ထိ။
သားကိုဖြစ်စေတတ်သော။ မာတာ။ မယ်တော်သည်။ ဗန္ဓုမတိ နာမာ ဗန္ဓုမတိအမည်
ရှိသော။ ဒေဝိ။ မိဖုရားသည်။ အဟောသိ။ ပြိ။

တနည်း။ ။ ဗန္ဓုမတိ နာမာ ဗန္ဓုမတိ အမည်ရှိသော။ ဒေဝိ။ မိဖုရားသည်။
ဝိပဿိယာ။ သော။ အရဟတော။ သော။ သမ္မာသမ္ဗုဒ္ဓဿ။ သော။ ဘဂဝတော။ ဇာ။
ဇနတ္ထိ။ သားကိုဖြစ်စေတတ်သော။ မာတာ။ မယ်တော်သည်။ အဟောသိ။ ပြိ။ ဗန္ဓု
မဿ။ ဗန္ဓုမာအမည်ရှိသော။ ရညော။ ဇာ။ ရာဇောနိ။ မင်းနေပြည်သည်။ ဗန္ဓုမတိ
နာမာ ဗန္ဓုမတိအမည်ရှိသော။ နဂရံ။ မြို့သည်။ အဟောသိ။ ပြိ။ တနည်း-ဗန္ဓုမတိ
နာမာ ဗန္ဓုမတိအမည်ရှိသော။ နဂရံ။ မြို့သည်။ ဗန္ဓုမဿ။ သော။ ရညော။ ဇာ။ ရာဇ
ောနိ။ မင်းနေပြည်သည်။ အဟောသိ။ ပြိ။ [နောက်ဝါကျများကိုလည်း ဤနည်း
ချည်းသာ ပေးရမည်။]

ဘိက္ခဝေ။ တို့။ သိဒ္ဓိဿ။ သော။ အရဟတော။ သော။ သမ္မာသမ္ဗုဒ္ဓဿ။ သော။
ဘဂဝတော။ ဇာ။ ပိတာ။ သည်။ အရုဏော နာမာ အရုဏ အမည်ရှိသော။ ရာဇော
သည်။ အဟောသိ။ ပြိ။ ဇနတ္ထိ။ သော။ မာတာ။ သည်။ ပဘာဝတိ နာမာ ပဘာ
ဝတိ အမည်ရှိသော။ ဒေဝိ။ သည်။ အဟောသိ။ ပြိ။ အရုဏဿ။ သော။ ရညော။
ဇာ။ ရာဇောနိ။ သည်။ အရုဏဝတိ နာမာ အရုဏဝတိအမည်ရှိသော။ နဂရံ။ သည်။
အဟောသိ။ ပြိ။

ဘိက္ခဝေ။ တို့။ သုပ္ပတိတော နာမာ သုပ္ပတိတ အမည်ရှိသော။ ရာဇော။ သည်။
ဝေဿဘုဿ။ သော။ အရဟတော။ သော။ သမ္မာသမ္ဗုဒ္ဓဿ။ သော။ ဘဂဝတော။
ဇာ။ ပိတာ။ သည်။ အဟောသိ။ ပြိ။ ဝဿဝတိ နာမာ ဝဿဝတိ အမည်ရှိသော။
ဒေဝိ။ သည်။ ဝေဿဘုဿ။ သော။ အရဟတော။ သော။ သမ္မာသမ္ဗုဒ္ဓဿ။ သော။
ဘဂဝတော။ ဇာ။ ဇနတ္ထိ။ သော။ မာတာ။ သည်။ အဟောသိ။ ပြိ။ အနောမံ နာမာ
အနောမ အမည်ရှိသော။ နဂရံ။ သည်။ သုပ္ပတိတဿ။ သော။ ရညော။ ဇာ။ ရာဇ
ောနိ။ သည်။ အဟောသိ။ ပြိ။

ဘိက္ခဝေ။ တို့။ ကကုသန္ဓဿ။ သော။ အရဟတော။ သော။ သမ္မာသမ္ဗုဒ္ဓဿ။
သော။ ဘဂဝတော။ ဇာ။ ပိတာ။ သည်။ အဂ္ဂိဒတ္တော နာမာ အဂ္ဂိဒတ္တအမည်ရှိသော။
မြာဟ္မဏော။ ပုဏ္ဏားသည်။ အဟောသိ။ ပြိ။ ဇနတ္ထိ။ သော။ မာတာ။ သည်။ ဝိသာ
ခါ နာမာ ဝိသာခါအမည်ရှိသော။ မြာဟ္မဏီ။ ပုဏ္ဏားမသည်။ အဟောသိ။ ပြိ။

ဘိက္ခဝေ၊ တို့။ တေန ခေါ ပန သမယေန၊ ကကုသန်မြတ်စွာဘုရား ပွင့်တော်မူရာ ထိုအခါ၌။ ခေမော နာမ၊ ခေမအမည်ရှိသော။ ရာဇာ၊ သည်။ အဟောသိ၊ ပြီ။ ခေမဿ၊ ခေမအမည်ရှိသော။ ရညော၊ ၎င်း။ ရာဇဓာနိ၊ သည်။ ခေမဝတီ နာမ၊ ခေမဝတီအမည်ရှိသော။ နဂရံ၊ မြို့သည်။ အဟောသိ၊ ပြီ။

ဘိက္ခဝေ၊ တို့။ ယညဒတ္တော နာမ၊ ယညဒတ္တအမည်ရှိသော။ မြာဟ္မဏော၊ သည်။ ကောဏာဂမနဿ၊ သော။ အရဟတော၊ သော။ သမ္ဗာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၎င်း။ ဝိတာ၊ သည်။ အဟောသိ၊ ပြီ။ ဥတ္တရာ နာမ၊ ဥတ္တရာအမည်ရှိသော။ မြာဟ္မဏီ၊ သည်။ ကောဏာဂမနဿ၊ သော။ အရဟတော၊ သော။ သမ္ဗာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၎င်း။ ဇနတ္ထိ၊ သော။ မာတာ၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ တေန ခေါ ပန သမယေန၊ ကောဏာဂမနမြတ်စွာဘုရား ပွင့်တော်မူရာ ထိုအခါ၌။ သောတော နာမ၊ သောဘအမည်ရှိသော။ ရာဇာ၊ သည်။ အဟောသိ၊ ပြီ။ သောဘဝတီ နာမ၊ သောဘဝတီအမည်ရှိသော။ နဂရံ၊ သည်။ သောဘဿ၊ သော။ ရညော၊ ၎င်း။ ရာဇဓာနိ၊ သည်။ အဟောသိ၊ ပြီ။

ဘိက္ခဝေ၊ တို့။ ကဿပဿ၊ သော။ အရဟတော၊ သော။ သမ္ဗာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၎င်း။ ဝိတာ၊ သည်။ မြဟ္မဒတ္တော နာမ၊ မြဟ္မဒတ္တအမည်ရှိသော။ မြာဟ္မဏော၊ သည်။ အဟောသိ၊ ပြီ။ ဇနတ္ထိ၊ သော။ မာတာ၊ သည်။ ဇနဝတီ နာမ၊ ဇနဝတီအမည်ရှိသော။ မြာဟ္မဏီ၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ တေန ခေါ ပန သမယေန၊ ကဿပမြတ်စွာဘုရား ပွင့်တော်မူရာ ထိုအခါ၌။ ကိကီ နာမ၊ ကိကီအမည်ရှိသော။ ရာဇာ၊ သည်။ အဟောသိ၊ ပြီ။ ကိကီဿ၊ ကိကီအမည်ရှိသော။ ရညော၊ ၎င်း။ ရာဇဓာနိ၊ သည်။ ဗာရာဏသီ နာမ၊ ဗာရာဏသီအမည်ရှိသည်။ အဟောသိ၊ ပြီ။

ဘိက္ခဝေ၊ တို့။ ဧတရဟိ၊ ၎င်း။ သုဒ္ဓေါဒနော နာမ၊ သုဒ္ဓေါဒနအမည်ရှိသော။ ရာဇာ၊ သည်။ မယံ၊ ၎င်း။ ဝိတာ၊ သည်။ အဟောသိ၊ ပြီ။ မာယာ နာမ၊ မာယာအမည်ရှိသော။ ဒေဝီ၊ သည်။ မယံ၊ ၎င်း။ ဇနတ္ထိ၊ သော။ မာတာ၊ သည်။ အဟောသိ၊ ပြီ။ ရာဇဓာနိ၊ သည်။ ကပိလဝတ္ထု နာမ၊ ကပိလဝတ္ထုအမည်ရှိသော။ နဂရံ၊ သည်။ အဟောသိ၊ ပြီ။ ။ ဣတိ၊ သို့။ အဝေါစ၊ မူပိ။ ဘဂဝါ၊ သည်။ ဣဒံ-ဝစနံ၊ ဤပုဗ္ဗေန ဝါသပဋိသံယုတ္တစကားကို။ အဝေါစ၊ မူပိ။ သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည်။ ဣဒံ-ဝစနံ၊ ဤပုဗ္ဗေန ဝါသပဋိသံယုတ္တစကားကို။ ဝတ္ထာန၊ အကျဉ်းအားဖြင့် မိန့်ကော်မူပြီး၍။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထတော်မူ၍။ ဝိဟာရံ၊ ကျောင်းတော်သို့။ ပါဝိသိ၊ ဝင်တော်မူပြီ။

၁၃။ အထ-တသ္မိံ ကာလေ၊ မြတ်စွာဘုရား၏ ကျောင်းတော်တွင်းသို့ ဝင်တော်မူရာ ထိုအခါ၌။ တေသံ ဘိက္ခုနံ၊ တို့အား၊ ဝါ၊ တို့၏။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ အစိရပတ္တန္တဿ၊ ဖဲသွားပြီးသော မြတ်စွာဘုရားအား ကြာမြင့်သောကာလမရှိသေးမီ။ ဝါ၊ ဖဲသွားပြီးရာကာလမှစ၍ မကြာမြင့်သေးမီ။ အန္တရာ၊ ကမ္မဋ္ဌာနမနသိကာရ၊ ဥဒ္ဓေသ၊ ပရိပုစ္ဆာတို့မှ တပီးသော။ အယံ ကထာ၊ ဤစကား

သည်။ အန္တရာ၊ ကမ္မဋ္ဌာနမနသိကာရ၊ ဥဒ္ဓေသ၊ ပရိပုစ္ဆာတို့၏အကြား၌။ ဥဒပါဒါ၊ ဖြို။ ကိံ၊ သို့။ ဥဒပါဒါ၊ နည်း?။ ‘အာဂုသော၊ ငါ့ရှင်တို့။ *ယတြ ဟိ-ယော တထာဂတော၊ အကြင်မြတ်စွာဘုရားသည်။ အတိတေ၊ လွန်တော်မူကြကုန်ပြီးသော။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်စံတော်မူကြကုန်ပြီးသော။ ဆိန္နပပဇ္ဇေ၊ ဖြတ်အပ်ပြီးသော ပပဉ္စတရားရှိတော်မူကြကုန်ပြီးသော။ ဝါ၊ ဖြတ်အပ်ပြီးသော သံသရာဝဋ်ကို ချဲ့ထွင်ထုတ်ကုန်သော တဏှာ၊ မာန၊ ဒိဋ္ဌိရှိတော်မူကြကုန်ပြီးသော။ ဆိန္နဝဋ္ဋုမေ၊ ဖြတ်အပ်ပြီးသော ကမ္မဝဋ်ရှိတော်မူကြကုန်ပြီးသော။ ပရိယာဒိန္နဝဇ္ဇေ၊ ကုန်စေအပ်ပြီးသော ကမ္မဝဋ်ရှိတော်မူကြကုန်ပြီးသော။ သဗ္ဗဒုက္ခဝိတိဝဇ္ဇေ၊ အလုံးစုံသော ဝိပါကဝဋ်ဟုဆိုအပ်သော ဒုက္ခကိုလွန်တော်မူကြကုန်ပြီးသော။ ဗုဒ္ဓေ၊ မြတ်စွာဘုရားတို့ကို။ ‘တေ ဘဂ

* မှတ်ချက်။ ။ [ယတြ ဟိ နာမာတိ အစ္စရိယတ္ထေ နိပါတော၊ ယော နာမ တထာဂတောတိ အတ္ထော။ (မဟာပဒါန သုတ်အဋ္ဌကထာ)။ ယတြာတိ ပစ္စတ္တတ္ထေ၊ နာမာတိ အစ္စရိယတ္ထေ နိပါတော၊ ဟိ သဒ္ဓေါ အနတ္တကော၊ တေ-နာဟ “ယော နာမ တထာဂတော” တိ၊ ဝေဉ္စ ကတွာ ယတြာတိ နိပါတဝသေန ဝိသံ ယတြသဒ္ဓဂဟဏံ သမတ္ထိတံ ဟောတိ။ (၎င်းဋီကာ)။ ယတြသဒ္ဓါ သည် ပဌမာဝိဘတ်အနက်၌ဖြစ်သော နိပါတ်ပုဒ်တည်း၊ နာမသဒ္ဓါသည် အံဘွယ်ဟူသော အနက်၌ဖြစ်သော နိပါတ်ပုဒ်တည်း၊ ဤအစ္စရိယတ္တနိပါတ် နာမသဒ္ဓါ၏အနက်ကိုပင်ရည်ရွယ်၍-ယတြ ဟိ နာမာတိ အစ္စရိယတ္ထေ နိပါတော-ဟု ယတြသဒ္ဓါနှင့်တွဲဘက်၍ဘွင့်၏ဟူယူ၊ ထို့ကြောင့် “ယော နာမ တထာဂတော” ဟု ဘွင့်၏၊ ထို့ကြောင့်သာလျှင် ယတြ-ဟူသော နိပါတ်ပုဒ်၏ အစွမ်းအားဖြင့် ယတြ-သဒ္ဓါကို အသီးအခြားပြီးစေအပ်၏ ဟူလို။

ဒုတ္တရကာရိကမဿ ဒိသ္မာပိ ဆဗ္ဗဿာနိ နာမ မုဂ္ဂယူသကုလတ္ထယူသ ဟရေဏုယူသဒီနံ ပသတမတ္ထေန ယာပေဿတိ-ဟူသော မူလပဏ္ဍာသ စူဠသီဟနာဒသုတ်အတွင်ဋီကာ၌- ယာပေဿတိ နာမာတိ နာမသဒ္ဓိ အာနေတွာ သမ္ပန္နော၊ နာမသဒ္ဓယောဒဂန ဟိ အနာဂတကာလဿ ဝိယ ပယောဂေါ။ ယာပေသိဗ္ဗစေတ အတ္ထော-ဟု ဘွင့်ဆို၏။ အဿ-ဘဂဝတော၊ ၏။ ဒုတ္တရကာရိကံ၊ ဆင်းရဲသဖြင့် ပြုအပ်သော အမှုကို ပြုတော်မူခြင်းကို။ ဒိသ္မာပိ၊ မြင်ရ၍လည်း။ ဘဂဝါ၊ သည်။ ဆဗ္ဗဿာနိ၊ ခြောက်နှစ်တို့ပတ်လုံး။ မုဂ္ဂယူသကုလတ္ထယူသဟရေဏုယူသဒီနံ၊ ဝဲနောက်ပြုတ်ရည်၊ ဝဲဘိုစပ်ပြုတ်ရည်၊ စားတော်ဝဲပြုတ်ရည်အစရှိသည်တို့၏။ ပသတမတ္ထေန၊ တလက်ဘက်မျှဖြင့်။ ယာပေဿတိ နာမ၊ မျှတတော်မူနိုင်တုံသေး၏။ ဣတိ၊ သို့။ ပ။ ပသိဒတိ၊ ကြည်လင်၏။ ဤသို့ နာမသဒ္ဓါကို ဆောင်၍ ယာပေဿတိ ကြိယာနှင့် စပ်ရမည် ဟူလို။ ယာပေဿတိ-ဟူသောပုဒ်မှာလည်း ဝိဒုယတ္ထ၊ အစ္စရိယတ္ထဇော တကနာမသဒ္ဓါနှင့်ယှဉ်ခြင်းကြောင့် အနာဂတ်ကာလမဟုတ်သော်လည်း အနာဂတ်ကာလကိုကဲ့သို့ ယှဉ်စပ်ရမည်။ ယာပေသိ-ဟူသောအတိတ် အနက်ကိုသာ မှတ်ယူရမည် ဟူလို။

ဝန္တော၊ ထိုမြတ်စွာဘုရားတို့သည်။ ဧဝံဇစ္စာ၊ ဤသို့သော ဇာတ်ရှိတော်မူကြကုန်သည်။ အဟေသံ၊ ဖြစ်တော်မူကြကုန်ပြီ။ ဣတိပိ၊ ဤသို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံနာမာ၊ ဤသို့သော အမည်ရှိတော်မူကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ဤသို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဂေါတ္တံ၊ ဤသို့သော အနွယ်ရှိတော်မူကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံသီလာ၊ ဤသို့သော လောကီ၊ နုလာကုတ္တရာသီလာရှိတော်မူကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဓမ္မာ၊ ဤသို့သော လောကီ၊ လောကုတ္တရာ သမာဓိ၊ ဝီရိယ၊ သတိတရားရှိတော်မူကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံပညာ၊ ဤသို့သော လောကီ၊ လောကုတ္တရာ ပညာရှိတော်မူကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။

နာမေ ဂရဟာဝိမှယေသု။ ။နာမသဒ္ဓေ နိပါတေ သတိ ဂရဟာယံ စ ဝိမှယေ စ ဂမ္မမာနေ သာတျာဒယော ဟောန္တိ၊ ဣမေ ဟိ နာမ ကလျာဏဓမ္မာ ပဋိဇာနိဿန္တိ၊ န ဟိ နာမ ဘိက္ခဝေ တဿ မောဃပုရိသဿ ပါဏေသု အနုဒ္ဒယာ ဘဝိဿတိ၊ ကထံ ဟိ နာမ သော ဘိက္ခဝေ မောဃပုရိသော သဗ္ဗမတ္တိကမယံ ကုဋိကံ ကရိဿတိ။ (ဂရဟာပြယုဂ်)၊ ဝိမှယေ အစ္စရိယံ ဝတ ဘော အဗ္ဗုတံ ဝတ ဘော သန္တေန ဝတ ဘော ပဗ္ဗဇိတာ ပိဟာရေန ပိဟရန္တိ။ ယတြ ဟိ နာမ သညီ သမာနော ဇာဂရော ပဉ္စမတ္တာနိ သကဋသတာနိ နိဿာယ နိဿာယ အတိတ္တန္တာနိ နေဝ ဒက္ခတိ။ န ပန သဒ္ဓံ သောဿတိ။ (ဝိမှယပြယုဂ်)၊ (အာချာတ်ဓမာဂ္ဂလာန်)။ ဂရဟာ နိန္ဒာ၊ ဝိမှယော အစ္စရိယံ။ (၎င်းပဋိကာ)။

ဤ မောဂ္ဂလာန်အလို နာမ-ဟူသော နိပါတ်ပုဒ်ရှိခဲ့သော် ကဲ့ရဲ့ခြင်း အနက်၊ အံ့တွယ်ဟူသော အနက်ကိုသိအပ်ခဲ့သော် သတိ-စသော ဘဝိဿန္တိပိဘတ်များသက်ရမည်ဟူလို၊ ဤ ယတြ ဟိ နာမ-စသော ပါဠိတော်၌ လည်း ဝိမှယတ္ထံ၊ အစ္စရိယတ္ထဇောတက နာမသဒ္ဓါနှင့် ယှဉ်ခြင်းကြောင့် အနုဿရိဿတိ-ဟု အတိတ်အနက်၌ ဘဝိဿန္တိပိဘတ်သက်၏ဟု ယူရမည်။

ကထံ ဟိ နာမ ယောဂေနာတိတေ နာဂတဿေဝ ပယောဂေါ။ ။ ကထံ ဟိ နာမ သဒ္ဓဿ ယောဂေန အတိတေ အနာဂတဿ ဣဝ ပယောဂေါ ဟောတိ။ ဧတ္ထ စ ကထံ ဟိ နာမာတိ နိန္ဒာဝစနေ အပဒိဿနတ္ထေ နိပါတသမုဒါယော၊ ကထံ ဟိ နာမ တံ မောဃပုရိသ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ဥဒရဿု ကာရဏာ ပဗ္ဗဇိဿသိ၊ ဝိနယေ မဟာဝဂ္ဂေ ပါဠိ ဒေသာ။ (အာချာတ် သုတ္တမာသာသဒ္ဓနိတိ)။ ဤသဒ္ဓနိတိဆရာကား မူလပဏ္ဏာသ စူဠသီဟနာဒ သုတ်အဋ္ဌကထာ၊ ဋီကာများကိုမှီး၍ ဤသုတ်ကိုတည်၏၊ စူဠသီဟနာဒသုတ် ဋီကာအတိုင်း အဓိပ္ပာယ်ယူရမည်၊ စူဠသီဟနာဒသုတ်အဋ္ဌကထာ၊ ဋီကာ၌လော သောပြယုဂ်များကား ဝိမှယတ္ထံ၊ အစ္စရိယတ္ထပြယုဂ်တည်း၊ သဒ္ဓနိတိလာ ပြယုဂ် ကား ဂရဟတ္ထပြယုဂ်တည်း၊ ဤမျှသာထူး၏၊ နေရာတိုင်းနည်းယူ။]

ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိဟာရိ၊ ဤသို့သော နိရောဓသမာပတ်ဖြင့် နေလေ့ရှိတော်မူကြကုန်သည်။ ဝါ၊ ဤသို့သော နေကြောင်းဖြစ်သော နိရောဓသမာပတ်ရှိတော်မူကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိမုတ္တာ၊ ဤသို့သော ငါးပါးသောဝိမုတ္တိတို့ဖြင့် ကိလေသာတို့မှ လွတ်တော်မူကြကုန်ပြီသည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ ဇာတိတောပိ၊ ဇာတ်အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ အစဉ်လျှောက်၍ အောက်မေ့တော်မူနိုင်တုံသေး၏။ နာမတောပိ၊ အမည်အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၎င်း။ ဂေါတ္ထတောပိ၊ အနွယ်အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၎င်း။ အာယုပ္ပမာဏတောပိ၊ အသက်အတိုင်းအရှည်အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၎င်း။ သာဝကယုဂတောပိ၊ သာဝကအစုံအားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၎င်း။ သာဝကသန္နိပါတတောပိ၊ သာဝကတို့၏ အစည်းအဝေးအားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ အစဉ်လျှောက်၍ အောက်မေ့တော်မူနိုင်တုံသေး၏။ တဿ တထာဂတဿ၊ ၎င်း။ မဟိဒ္ဓိကတာ၊ ကြီးသောတန်းခိုးရှိတော်မူသည်၏ အဖြစ်သည်။ မဟာနုဘာဝတာ၊ သည်။ အတ္ထရိယံ၊ သူကောင်းတောင်တက် ရံခါထွက်သို့ ဆက်ဆက်မပြတ် မဖြစ်တတ်ပါပေစွတကား။ ဝါ၊ သူကောင်းတောင်တက် ရံခါထွက်သို့ ဆက်ဆက်မပြတ် မဖြစ်တတ်ပါပေစွ-ဩဇာ။ ဝါ၊ လက်ဖျစ်ရိုက်တီး မြေတုန်ဟည်းအောင် အံ့ချီးခြင်းငှါ ထိုက်ပါပေစွတကား။ ဝါ၊ လက်ဖျစ်ရိုက်တီး မြေတုန်ဟည်းအောင် အံ့ချီးခြင်းငှါ ထိုက်ပါပေစွ-ဩဇာ။ အာဝုသော၊ တို့။ ယတြ ဟိ-ယော တထာဂတော၊ သည်။ အတိတေ၊ ကုန်ပြီသော။ ပရိနိဗ္ဗုတေ၊ ကုန်ပြီသော။ ပ။ သာဝကသန္နိပါတတောပိ၊ အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၎င်း။ တဿ တထာဂတဿ၊ ၎င်း။ မဟိဒ္ဓိကတာ၊ သည်။ မဟာနုဘာဝတာ၊ သည်။ အတ္တုတံ၊ ရှေးကမဖြစ် ယခုမှအသစ် ဖြစ်ပါပေစွတကား။ ဝါ၊ ရှေးကမဖြစ် ယခုမှ အသစ်ဖြစ်ပါပေစွ-ဩဇာ။

အာဝုသော၊ တို့။ ယဿာ* ဓမ္မဓာတုယာ၊ အကြင်တရားတို့၏ သဘောဖြစ်၍ ဖြစ်သော လေးပါးသောသစ္စာ၏။ ဝါ၊ အကြင်တရားတို့၏သဘောဖြစ်၍ ဖြစ်သော လေးပါးသော သစ္စာကို။ ဝါ၊ အကြင်သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်မှတ်သားတတ်သော အရဟတ္တဖိုလ်ဉာဏ်၏။ ဝါ၊ အကြင် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်မှတ်သားတတ်သော အရဟတ္တဖိုလ်ဉာဏ်ကို။ ဝါ၊

* မှတ်ချက်။ ။ [ဓမ္မဓာတုတိ ဓမ္မာနံ သဘာဝေါ၊ အတ္ထတော စတ္တာရိ အရိယသစ္စာနိ။ သုပ္ပဋိဝိဒ္ဓါတိ သုဠု ပဋိဝိဒ္ဓါ သဝါသနာနံ သဗ္ဗေသံ ကိလေသာနံ ပဇဟနတော။ ဧဝံ ဝိသဗ္ဗညုတာ ဒသဗလညုဏာဇယောစာတိ သဗ္ဗေ ဗုဒ္ဓဂုဏာ ဘဂဝတာ အဓိဂတာ အဟေသံ။ အရဟတ္တံ ဓမ္မဓာတုတိ ကေဓိ။ သဗ္ဗညုတညုဏန္တိ အပရေ။ ဤမဟာပဒါနသုတ် ဋီကာကိုမှီး၍ ဓမ္မဓာတုပုဒ်ကို သုံးနည်းယောဇနာလိုက်၏။

ပဌမနည်းအလို “ဓမ္မာနံ ဓာတု သဘာဝေါ ဓမ္မဓာတု၊ စတ္တာရိ အရိယသစ္စာနိ” ဟု ဆဋ္ဌိတပျာရိသံသမာသိပ္ပိအပ်၏။ ဤဝိကပ်အလို ဓာတုသဒ္ဓါ

အကြင် ဥေယျဝါးတန် တရားမှန်ကို ကော်သိမြင် မှတ်သားတတ်သော သဗ္ဗညုတ ဉာဏ်တော်၏။ ဝါ၊ အကြင် ဥေယျဝါးတန် တရားမှန်ကို ကော်သိမြင် မှတ်သားတတ် သော သဗ္ဗညုတဉာဏ်တော်ကို။ သုပ္ပင်္ဂိုဝိဒ္ဓတ္တာ၊ ကောင်းစွာ ထိုးထွင်း၍ သိတော်မူ အပ်ပြီးသည်၏ အဖြစ်ကြောင့်။ တထာဂတော၊ သည်။ အတိတေ၊ ကုန်ပြီးသော။ ပရိ နိဗ္ဗုတေ၊ ကုန်ပြီးသော။ ဆိန္ဒုပပဉ္စေ၊ ကုန်ပြီးသော။ ဆိန္ဒုဝဠုမေ၊ ကုန်ပြီးသော။ ပရိယာ ဝိန္ဒုဝဇ္ဇေ၊ ကုန်ပြီးသော။ သဗ္ဗဒုက္ခဝိတိဝတ္ထေ၊ ကုန်ပြီးသော။ ဗုဒ္ဓေ၊ တို့ကို။ ‘တေ ဘဂဝန္တော၊ တို့သည်။ ဧဝံစက္ခာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံနာမာ၊ ကုန်သည်။ အဟေသံ၊ ကုန်သည်။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဂေါတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံသီလာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဓမ္မာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံပညာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိဟာရီ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ ဇာတိတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ နာမတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ ဂေါတ္တတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ အာယုပ္ပမာဏတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ သာဝကယုဂတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ သာဝကသန္ဓိပါတတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ အောက်ဓမ္မေတော်မူနိုင်၏။ ဧသော ဓမ္မဓာတု၊ ဤတရားတို့၏ သဘော ဖြစ်၍ဖြစ်သော လေးပါးသောသစ္စာကို။ ဝါ၊ ဤသစ္စာလေးပါး မြတ်တရားကို ပိုင်း ခြားတင်ထင် သိမြင်မှတ်သားတတ်သော အရဟတ္တမဂ်ဉာဏ်ကို။ ဝါ၊ ဤဥေယျဝါး တန် တရားမှန်ကို ကော်သိမြင်မှတ်သားတတ်သော သဗ္ဗညုတ ဉာဏ်တော်ကို။ တထာဂတဿေဝ၊ သည်သာလျှင်။ သုပ္ပင်္ဂိုဝိဒ္ဓါ ကိံ နုခေါ၊ ကောင်းစွာ ထိုးထွင်း၍ သိ တော်မူအပ်လေ သလော၊ ဥဒါဟု၊ သို့မဟုတ်။ ယေန အတ္ထေန၊ အကြင်အကြောင်း ကြောင့်။ တထာဂတော၊ သည်။ အတိတေ၊ ကုန်ပြီးသော။ ပရိနိဗ္ဗုတေ၊ ကုန်ပြီးသော။ ဆိန္ဒုပပဉ္စေ၊ ကုန်ပြီးသော။ ဆိန္ဒုဝဠုမေ၊ ကုန်ပြီးသော။ ပရိယာဝိန္ဒုဝဇ္ဇေ၊ ကုန်ပြီး သော။ သဗ္ဗဒုက္ခဝိတိဝတ္ထေ၊ ကုန်ပြီးသော။ ဗုဒ္ဓေ၊ တို့ကို။ ‘တေ ဘဂဝန္တော၊ တို့သည်။ ဧဝံစက္ခာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံနာမာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဂေါတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံသီလာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။

သဘာဝတ္ထ။ ဒုတိယနည်းအလို “စတုသစ္စသင်္ခါတေ ဓမ္မဓာရေတိ ဥပ ဓာရေတိ ဇာနာတိတိ ဓမ္မဓာတု၊ အရဟတ္တံ” ဟု ကိတန္တသမာဓ် ဝစ နတ္ထုပြုအပ်၏။ ဒုတိယနည်းအလို “ဥေယျသင်္ခါတေ ဓမ္မဓာရေတိ ဥပ ဓာရေတိ ဇာနာတိတိ ဓမ္မဓာတု၊ သဗ္ဗညုတညာဏံ” ဟု ကိတန္တ သမာဓ်ဝိဂြိုဟ်ပင် ပြုအပ်၏။]

ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဓမ္မော၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံပညာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိဟာရီ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ ဇာတိတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ နာမတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ နေ၊ ဝေါတ္တတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ အာယုပုမာဏတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ နေ၊ သာဝကယုဂတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ နေ၊ သာဝကသန္နိပါတတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ နေ၊ တေမတ္ထံ၊ ဤအကြောင်းကို။ ဒေဝတာ၊ နတ်တို့သည်။ တထာဂတဿ၊ အား။ အာရောစေသံ၊ ကိံ န ခေါ၊ လျှောက်ထားကြလေကုန်သလော။ ဣတိ၊ သို့။ ဥဒပါဒါ၊ ဤ။ တေသံ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ အန္တရာ၊ ကမ္မဋ္ဌာနမနသိကာရ၊ ဥဒ္ဓေသ၊ ပရိပုစ္ဆာတို့မှ တပါးသော။ အယဉ္ဇကထာ၊ ဤစကားသည်လည်း။ ဝါ၊ ကိုလည်း။ အန္တရာ၊ ကမ္မဋ္ဌာနမနသိကာရ၊ ဥဒ္ဓေသ၊ ပရိပုစ္ဆာတို့၏ အကြား၌။ ဝိပွကတာ၊ အပြားအားဖြင့် ပြုခြင်းမှ ကင်းသည်။ ဝါ၊ ကင်းသောအပြားအားဖြင့် ပြုခြင်းရှိသည်။ ဝါ၊ ပြုအပ်ပြီးမဟုတ်သည်။ ဟောတိ၊ နေ။ [ဟိဒိ-သဒ္ဓါ၊ နိပါတ်မျှသာ။]

၁၄။ အထ-တသ္မိံ ကာလေ၊ ရဟန်းတို့အား ပုဗ္ဗေနိဝါသပဋိသံယုတ္တကထာ၏ နောက်ထပ်တဖန်ဖြစ်ပေါ်လာပြန်ရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ သာယန္တသမယံ၊ နေ၏နောက်ဆုံးဖြစ်သောအခါ၌။ ဝါ၊ ညနေချမ်းအခါ၌။ ပဋိသလ္လာနာ၊ အာရုံများစွာ ဖြစ်၍ သင့်ရာရည်မှန်း စွဲလမ်းငြိကပ်အပ်သော ဧကိဘာဝမှ။ ဝုဋ္ဌိတော၊ ထတော်မူသည်။ ဟုတ္တာ၊ ၍။ ယေန-ဌာနေန၊ ၌။ ကရေရိမဏ္ဍလမာဠော၊ သည်။ အတ္ထိ၊ နေ။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ကြွသွားတော်မူ၏။ ဝါ၊ အနီးသို့ ကြွသွားတော်မူ၏။ ဝါ၊ ရောက်တော်မူ၏။ ဝါ၊ အနီးသို့ရောက်တော်မူ၏။ ဝါ၊ ချဉ်းကပ်တော်မူ၏။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်တော်မူပြီး၍။ ပညတ္တေ၊ သော။ အာသနေ၊ ၌။ နိသိဒါ၊ နေ။ နိသဇ္ဇ ခေါ၊ ပြီး၍သလျှင်။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “ဘိက္ခဝေ၊ တို့။ တုမှေ၊ တို့သည်။ ဧတရဟိ၊ ၌။ ကာယ ကထာယ၊ ဖြင့်။ သန္နိသိန္နာ၊ ကုန်သည်။ အတ္ထ န၊ ကုန်သနည်း။ ဝေါ၊ တို့၏။ ဝါ၊ တို့သည်။ မမ၊ နေ။ အာဂမနပစ္စယာ၊ ကြောင့်။ အန္တရာ၊ ၌။ ဝိပွကတာ၊ အပြားအားဖြင့် ပြုခြင်းမှ ကင်းသော။ ဝါ၊ ကင်းသော အပြားအားဖြင့် ပြုခြင်းရှိသော။ အန္တရာ၊ သော။ ကထာ၊ သည်။ ကာ စ ပနာနည်း။ အဟံ၊ သည်။ တုမှာကံ၊ တို့၏။ ကထာဘင်္ဂတ္ထံ၊ ဌာ၊ ဝါ၊ အကျိုးငှါ။ န အာဂတော၊ မဟုတ်။ ပန၊ အဟုတ်ကား။ အဟံ၊ သည်။ သမ္မညတာယ၊ ကြောင့်။ တုမှာကံ၊ တို့၏။ ကထံ၊ ကို။ နိဇ္ဇာပေတွာ၊ ၍။ မတ္ထကပတ္တံ၊ ကို။ ကတွာ၊ ၍။ ဒဿာမိ၊ အံ။ ဣတိ-မနသိကတွာ၊ ၍။ အာဂတော၊ မူပြီ။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။

ဧဝံ၊ သို့။ ဝုတ္တေ၊ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။ တေ ဘိက္ခု၊ တို့သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစံ၊

ကုန်သနည်း?။ “ဘန္တေ၊ ဘုရား။ ဣမေ ဤနေ၌။ အမှောက်၊ တို့အား။ ဝါ၊ တို့၏။
 ဘဂဝတော၊ သည်။ အစိရပတ္တန္တယ၊ ဖဲကြတော်မူပြီးသော မြတ်စွာဘုရားအား
 ကြာမြင့်သောကာလ မရှိသေးမီ။ ဝါ၊ ဖဲကြပြီးရာအခါမှစ၍ မကြာမြင့်သေးမီ။ အန္တရာ။
 သော။ အယံ ကထာ၊ သည်။ အန္တရာ၌။ ဥပပါဒါ၊ ပါပြီ။ ကိံ၊ သို့။ ဥပပါဒါ နည်း?။
 ‘အာဝုသော၊ တို့။ ယတြ ဟိ-ယော တထာဂတော၊ သည်။ အတိတေ၊ ကုန်ပြီးသော။
 ပရိနိဗ္ဗုတေ၊ ကုန်ပြီးသော။ ဆိန္ဒုပပဇ္ဇေ၊ ကုန်ပြီးသော။ ဆိန္ဒုဝဋ္ဋုမေ၊ ကုန်ပြီးသော။
 ပရိယာဒိန္ဒုဝဇ္ဇေ၊ ကုန်ပြီးသော။ သဗ္ဗဒုက္ခဝိတိဝတ္ထေ၊ ကုန်ပြီးသော။ ဗုဒ္ဓေ၊ တို့ကို။
 ‘တေ ဘဂဝန္တော၊ တို့သည်။ ဧဝံစစ္စာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊
 ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံနာမာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။
 ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဂေါတ္တာ၊ ကုန်သည်။ အဟေသံ၊
 ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံသီလာ၊ ကုန်သည်။
 အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဓမ္မာ၊
 ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံ
 ပညာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။
 ဧဝံဝိဟာရီ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊
 တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ ဇာတိ
 တောပိ၊ အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၏။ နာမတောပိ၊ အားဖြင့်
 လည်း။ အနုဿရိဿတိ နာမ၊ ၏။ ဂေါတ္တတောပိ၊ အားဖြင့်လည်း။ အနုဿရိဿတိ
 နာမ၊ ၏။ အာယုပ္ပမာဏတောပိ၊ အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၏။
 သာဝကယုဂတောပိ၊ အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၏။ သာဝကသန္ဓိပါတ
 တောပိ၊ အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၏။ တဿ တထာဂတဿ၊ ၏။
 မဟိဒ္ဓိကတာ၊ သည်။ မဟာနုဘာဝတာ၊ သည်။ အတ္ထရိယံ၊ တကား။ ဝါ၊
 ဩဝါ။ အာဝုသော၊ တို့။ ယတြ ဟိ-ယော တထာဂတော၊ သည်။ အတိတေ၊
 ကုန်ပြီးသော။ ပရိနိဗ္ဗုတေ၊ ကုန်ပြီးသော။ ပ။ သာဝကသန္ဓိပါတတောပိ၊
 အားဖြင့်လည်း။ အနုဿရိဿတိ နာမ၊ ၏။ တဿ တထာဂတဿ၊ ၏။ မဟိဒ္ဓိ
 ကတာ၊ သည်။ မဟာနုဘာဝတာ၊ သည်။ အပ္ပုတံ၊ တကား။ ဝါ၊ ဩဝါ။ အာဝု
 သော၊ တို့။ ယဿာ ဓမ္မဓာတုယာ၊ ၏။ ဝါ၊ ကို။ သုပ္ပုဒ္ဓိဝိဒ္ဓတ္တာ၊ ကြောင့်။ တထာ
 ဂတော၊ သည်။ အတိတေ၊ ကုန်ပြီးသော။ ပရိနိဗ္ဗုတေ၊ ကုန်ပြီးသော။ ဆိန္ဒုပပဇ္ဇေ၊
 ကုန်ပြီးသော။ ဆိန္ဒုဝဋ္ဋုမေ၊ ကုန်ပြီးသော။ ပရိယာဒိန္ဒုဝဇ္ဇေ၊ ကုန်ပြီးသော။ သဗ္ဗ
 ဒုက္ခဝိတိဝတ္ထေ၊ ကုန်ပြီးသော။ ဗုဒ္ဓေ၊ တို့ကို။ ‘တေ ဘဂဝန္တော၊ တို့သည်။ ဧဝံစစ္စာ၊
 ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံ
 နာမာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။
 ဧဝံဂေါတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊
 တို့သည်။ ဧဝံသီလာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ
 ဘဂဝန္တော၊ တို့သည်။ ဧဝံဓမ္မာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။
 တေ ဘဂဝန္တော၊ တို့သည်။ ဧဝံပညာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊

ကောင်း။ တေ ဘဂဝန္တော တို့သည်။ ဧဝံဝိဟာရီ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။
 ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်သည်။ အဟေသံ၊
 ကုန်ပြီ။ ဣတိပိ၊ ကောင်း။ ဇာတိတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ နာမ
 တောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ ဂေါတ္တတောပိ၊ အားဖြင့်လည်း။
 အနုဿရတိ၊ ၎င်း။ အာယုပ္ပမာဏတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ သာဝက
 ယုဂတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ သာဝကသန္ဓိပါတတောပိ၊ အားဖြင့်
 လည်း။ အနုဿရတိ၊ ၎င်း။ ဧဝာ ဓမ္မဇာတု၊ ကို။ တထာဂတဿေဝ၊ သည်သာလျှင်။
 သုပ္ပုဋိဝိဒ္ဓါ ကိံ န ခေါ၊ ပြီးလေသလော။ ဥဒါဟု၊ သို့မဟုတ်။ ယေန အတ္ထေန၊
 ကြောင့်။ တထာဂတော၊ သည်။ အတိတေ၊ ကုန်ပြီးသော။ ပရိနိဗ္ဗုတေ၊ ကုန်ပြီး
 သော။ ဆိန္ဒုပပဇ္ဇေ၊ ကုန်ပြီးသော။ ဆိန္ဒုဝဋ္ဋုမေ၊ ကုန်ပြီးသော။ ပရိယာဗိန္ဒုဝဇ္ဇေ၊
 ကုန်ပြီးသော။ သဗ္ဗဒုက္ခဝိတိဝတ္ထေ၊ ကုန်ပြီးသော။ ဗုဒ္ဓေ၊ တို့ကို။ ‘တေ ဘဂဝန္တော
 တို့သည်။ ဧဝံဇစ္စာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော
 တို့သည်။ ဧဝံနာမာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော
 တို့သည်။ ဧဝံဂေါတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ
 ဘဂဝန္တော တို့သည်။ ဧဝံသီလာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။
 တေ ဘဂဝန္တော တို့သည်။ ဧဝံဓမ္မာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။
 တေ ဘဂဝန္တော တို့သည်။ ဧဝံပညာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊
 ကောင်း။ တေ ဘဂဝန္တော တို့သည်။ ဧဝံဝိဟာရီ၊ ကုန်သည်။ အဟေသံ၊ ကုန်
 ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်သည်။ အဟေသံ၊
 ကုန်ပြီ။ ဣတိပိ၊ ကောင်း။ ဇာတိတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ နာမ
 တောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ ဂေါတ္တတောပိ၊ အားဖြင့်လည်း။ အနုဿရ
 တိ၊ ၎င်း။ အာယုပ္ပမာဏတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ သာဝကယုဂ
 တောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ သာဝကသန္ဓိပါတတောပိ၊ အားဖြင့်လည်း။
 အနုဿရတိ၊ ၎င်း။ ဧတမတ္ထံ၊ ကို။ ဒေဝတာ၊ တို့သည်။ တထာဂတဿ၊ အား။ အာရော
 စေသံ ကိံ န ခေါ၊ ကုန်သလော။ ဣတိ၊ သို့။ ဥဒပါဒိ၊ ပြီ။ ဘန္တေ၊ ဘုရား။ နော၊ တို့
 အား။ ဝါ၊ တို့၏။ ဝါ၊ တို့သည်။ ဘဂဝတော၊ ၎င်း။ အာဂမနပစ္စယာ၊ ကြောင့်။ အန္တရာ
 ဌံ၊ ဝိပွဲကတာ၊ သော။ အန္တရာ၊ သော။ ကထာ၊ သည်။ * အယံ ခေါ၊ ဤပုဗ္ဗေနိဝါသ
 ပဋိသံယုတ္တကထာသာလျှင်ပါတည်း။ အထ-တသ္မိံ ကာလေ၊ ပုဗ္ဗေနိဝါသပဋိသံယုတ္တ
 ကထာကို ပြောဆိုကြဆဲဖြစ်ရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ အနုပ္ပတ္တော၊ မူလာပါပြီ။
 တုမှေ၊ တို့သည်။ နော၊ တို့၏။ တံ ကထံ၊ ကို။ ဣဒါနိ၊ နိဗ္ဗာပေတွင်။ ကုန်၍။
 ဒေသေထ၊ ပါကုန်လော့။ ဣတိ၊ သို့။ အဝေါရံ၊ ကုန်ပြီ။

* မှတ်ချက်။ ။ [ဤဝါကျ၌ ‘အယံ ခေါ နော ဘန္တေ အန္တရာ
 ကထာ ဝိပွဲကတာ ဟောတိ’ ဟု ဟောတိသဒ္ဓါနှင့်အချို့မူတို့၌ ရှိကြ၏။
 ဟောတိ-သဒ္ဓါ မပါ မရှိသောမူသည်သာ ‘အယံ ခေါ နော ဘန္တေ
 အန္တရာ ကထာ ဝိပွဲကတာ၊ အထ ဘဂဝါ အနုပ္ပတ္တော’ ဟုသော မြဟ
 ဇာလသုတ် ပါဠိတော်နှင့်ညီ၏။]

၁၅။ (ဧဝံသို့။ ဝုတ္တော။ ရဟန်းတို့ကလျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ တေ ဘိက္ခု။ ဘိက္ခုကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူဠိ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။) “ဘိက္ခုဝေ၊ တို့။ ယဿာ ဓမ္မဓာတုယာ၊ န၊ ဝါ၊ ကို။ သုပ္ပဋိဝိဒ္ဓတ္တာ၊ ကြောင့်။ အတိ တေ၊ ကုန်ပြီးသော။ ပရိနိဗ္ဗုတေ၊ ကုန်ပြီးသော။ ဆိန္နပပဇ္ဇေ၊ ကုန်ပြီးသော။ ဆိန္နဝဠုမေ၊ ကုန်ပြီးသော။ ပရိယာဒိန္နဝဇ္ဇေ၊ ကုန်ပြီးသော။ သဗ္ဗဒုက္ခဝိတိဝတ္တော၊ ကုန်ပြီးသော။ ဗုဒ္ဓော၊ တို့ကို။ ‘တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဇစ္စာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံနာမာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံ ဂေါတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံသီလာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဓမ္မာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံပညာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိဟာရီ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ ဇာတိတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ နာမတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ဧဝံ ဂေါတ္တတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ အာယုပ္ပမာဏတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ သာဝကယုဂတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ သာဝကသန္နိပါတတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ သော ဓမ္မဓာတု၊ ကို။ တထာဂတဿေဝ၊ သည်သာလျှင်။ သုပ္ပဋိဝိဒ္ဓံ၊ အပ်ပြီ။ ယေန အတ္ထေန၊ ကြောင့်။ တထာဂတော၊ သည်။ အတိ တေ၊ ကုန်ပြီးသော။ ပရိနိဗ္ဗုတေ၊ ကုန်ပြီးသော။ ဆိန္နပပဇ္ဇေ၊ ကုန်ပြီးသော။ ဆိန္နဝဠုမေ၊ ကုန်ပြီးသော။ ပရိယာဒိန္နဝဇ္ဇေ၊ ကုန်ပြီးသော။ သဗ္ဗဒုက္ခဝိတိဝတ္တော၊ ကုန်ပြီးသော။ ဗုဒ္ဓော၊ တို့ကို။ ‘တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဇစ္စာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံနာမာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဂေါတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံသီလာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဓမ္မာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံပညာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိဟာရီ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ ကောင်း။ ဇာတိတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ နာမတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ဧဝံ ဂေါတ္တတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ သာဝကယုဂတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ သာဝကသန္နိပါတတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ တေမတ္ထံ၊ ကို။ ဒေဝတာ၊ တို့သည်။ တထာဂတဿ၊ အား။ အာရောစေသံ၊ ကုန်ပြီ။

ဘိက္ခုဝေ၊တို့၊တုမှေ၊တို့သည်။ မတ္တာယ၊အတိုင်းအရှည်ထက်။ဘိယျောသော၊ လွန်စွာ၊ တနည်း-ဘိယျောသော၊ လွန်သော။ မတ္တာယ၊ အတိုင်းအရှည်ဖြင့်။တနည်း-ဘိယျောသော မတ္တာယ၊ အတိုင်းထက်အလွန်။ ပုဗ္ဗေနိဝါသပဋိသံယုတ္တံ၊သော။ ဓမ္မိံ၊ သော။ ကထံ၊ကို။ သောတုံ၊ငှါ။ဣန္ဒြေယျာထ နော၊ ကုန်သလော”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

(ဧဝံ၊သို့။ ဝုတ္တော၊ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။ တေ ဘိက္ခု၊ တို့သည်။ ဘဂဝန္တံ၊ကို။ ဧတံ-ဝစနံ၊ကို။ အဝေါစ၊ ကုန်ပြီ။ ကိံ၊သို့။ အဝေါစ၊ ကုန်သနည်း?) “ဘဂဝါ၊ဘုရား၊ဘဂဝါ၊သည်။ မတ္တာယ၊အတိုင်းအရှည်ထက်။ဘိယျောသော၊လွန်စွာ။ ပုဗ္ဗေနိဝါသပဋိသံယုတ္တံ၊ သော။ ဓမ္မိံ၊ သော။ ကထံ၊ကို။ယံ ကရေယျ၊ ပါ၏။ အယံ ကာသော၊ သည်၊ဧတဿ ဓမ္မိကထာကရဏဿ၊ဤတရားစကားကိုပြုတော်မူခြင်း၏။ ကာလော၊ ပါတည်း။ သုဂတ၊ဘုရား။ ဘဂဝါ၊သည်။ ဘိယျောသော မတ္တာယ၊ အတိုင်းထက်အလွန်။ ပုဗ္ဗေနိဝါသပဋိသံယုတ္တံ၊ သော။ဓမ္မိံ၊ သော။ ကထံ၊ကို။ယံ ကရေယျ၊ ပါ၏။ အယံ ကာလော၊ သည်။ဧတဿ ဓမ္မိကထာကရဏဿ၊ ၎င်း၊ကာလော၊ ပါတည်း။ ဘဂဝတော၊၏။ သန္တိက၊ မှ။ သုတွာ၊ ကုန်၍။ ဘိက္ခု၊တို့သည်။ ဓာရေယန္တိ၊ပါကုန်လိမ့်လတ္တံ့”။ ဣတိ၊ သို့။ အဝေါစ၊ကုန်ပြီ။

(ဧဝံ၊ သို့။ဝုတ္တော၊ရဟန်းတို့က လျှောက်ထားအပ်သည်ရှိသော်။ဘဂဝါ၊ သည်။တေ ဘိက္ခု၊ တို့ကို။ဧတံ-ဝစနံ၊ကို။ အဝေါစ၊မူပြီ။ ကိံ၊သို့။အဝေါစ၊မူသနည်း?) “ဘိက္ခုဝေ၊ တို့၊အဟံ၊သည်။တေနဟိ၊ မူ၏။ တနည်း-ဘိက္ခုဝေ၊ တို့၊တုမှေ၊ တို့သည်။ ဓမ္မဒေသနာယ၊တရားဟောတော်မူခြင်းငှါ၊ ဝါ၊၏။ ဘာရံ၊ကို။မမာ၏။ ဥပရိ၊သို့။ ယဒိ အာရောပေထ၊ကုန်အံ့။တေနဟိ၊ထိုသို့တရားဟောတော်မူခြင်း၏တာဝန်ကိုငါဘုရား၏ အပေါ်သို့တင်ကြကုန်သည်ရှိသော်။ ဝါ၊ ထိုသို့ တရားဟောတော်မူခြင်း၏တာဝန်ကို ငါဘုရား၏အပေါ်သို့တင်ကြကုန်ခဲ့တပြီကား။ တနည်း-ဘိက္ခုဝေ၊ တို့။ ယေန ကာရဏေန၊ ကြောင့်။ဘုမှေ၊ တို့သည်။ ဓမ္မဒေသနာယ၊ ငှါ။ဝါ၊၏။ ဘာရံ၊ကို။မမာ၏။ဥပရိ၊ သို့။ အရောပေထ၊ ကုန်၏။ တေန ဟိ ကာရဏေန၊ ကြောင့်သာလျှင်။ တုမှေ၊တို့သည်။ သုဏာထ၊ ကုန်လော့။ သာဓုကံ၊ စွာ။ မနသိ၊၌။ ကရောထ၊ကုန်လော့။ တနည်း-သာဓုကံ၊ဖြင့်။ မနသိကရောထ၊ ကုန်လော့။ တနည်း-သာဓုကံ၊ ကောင်းစွာ။ တနည်း-သာဓုကံ၊ကောင်းသော။ တံ ဓမ္မံ၊ကို။မနသိ၊၌။ကရောထ၊ကုန်လော့။ အဟံ၊သည်။ ဘာသိ၊သာမိ၊ အံ့”။ ဣတိ၊သို့။အဝေါစ၊မူပြီ။

(ဧဝံ၊သို့။ ဝုတ္တော၊ သော်။)တေ ဘိက္ခု၊ တို့သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ်၊ သာသျှင်။ ဘဂဝတော၊အား။ ပစ္စုသောသံ၊ ကုန်ပြီ။ဘဂဝါ၊သည်။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊သို့။အဝေါစ၊မူသနည်း?)

၁၆။ ဘိက္ခုဝေ၊တို့။ ဣတော ဘဒ္ဒကပ္ပတော၊မှ။ ယံ-ယသ္မိံ ကေနုဂုတိကပ္ပေ၊ ငှါ။ ဝိပဿိ၊သော။ အရဟံ၊သော။သမ္မာသမ္ဗုဒ္ဓေါ၊ သော။ဘဂဝါ၊သည်။ လောကော၊ ငှါ။ ဥပပါဒါ၊ပြီ။ ဣတော ဘဒ္ဒကပ္ပတော၊မှ။သော ကေနုဂုတိကပ္ပေါ၊ သည်။ ပုဗ္ဗေနိဝါသော၊သည်။ ဟောတိ၊၏။ဘိက္ခုဝေ၊တို့။ဝိပဿိ၊သော။အရဟံ၊သော။သမ္မာသမ္ဗုဒ္ဓေါ၊

သော။ ဘဂဝါသည်။ ဇာတိယာ အားဖြင့်။ ခတ္တိယော၊ သည်။ အဟောသိ၊ မူပြီ။
 ခတ္တိယကုလောဉ္စ။ ဥဒပါဒါပြီ။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာ
 သမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဂေါတ္ထေန၊ အားဖြင့်။ ကောဏ္ဍညော၊ သည်။ အဟော
 သိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊
 သော။ ဘဂဝတော၊ ၎င်း။ အာယုပ္ပမာဏံ၊ သည်။ အသိတိဝဿသဟဿာနိ၊ တို့သည်။
 အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။
 ဘဂဝါ၊ သည်။ ပါဠိယာ၊ ၎င်း။ မူလောဉ္စ။ အဘိသမ္ဗုဒ္ဓေါ၊ မူပြီ။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။
 အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၎င်း။ ခဏ္ဍ
 တိသံနာမ၊ သော။ သာဝကယုဂံ၊ သည်။ အဂ္ဂံ၊ သည်။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သည်။
 အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ အရဟတော၊ သော။ သမ္မာ
 သမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၎င်း။ ဧကော၊ သော။ သာဝကာနံ၊ တို့၏။ သန္နိပါတော၊
 သည်။ အဋ္ဌသဋ္ဌိဘိက္ခုသတသဟဿံ၊ သည်။ အဟောသိ၊ ပြီ။ ဧကော၊ သော။ သာဝကာနံ၊
 တို့၏။ သန္နိပါတော၊ သည်။ ဘိက္ခုသတသဟဿံ၊ သည်။ အဟောသိ၊ ပြီ။ ဧကော၊
 သော။ သာဝကာနံ၊ တို့၏။ သန္နိပါတော၊ သည်။ အသိတိဘိက္ခုသဟဿာနိ၊ တို့
 သည်။ အဟောသိ၊ ပြီ။ (ဣတိသို့) တယော၊ ကုန်သော။ သာဝကာနံ၊ တို့၏။ သန္နိပါ
 တော၊ တို့သည်။ အဟောသံ၊ ကုန်ပြီ။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ အရဟတော၊ သော။
 သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၎င်း။ သဗ္ဗေသံယေဝ ခိဏာသဝါနံ၊ ကုန်သော။
 သာဝကာနံ၊ တို့၏။ တယော၊ ကုန်သော။ ဣမေ သန္နိပါတော၊ တို့သည်။ အဟောသံ၊ ကုန်
 ပြီ။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။
 ဘဂဝတော၊ ၎င်း။ အဂ္ဂုပဋ္ဌာကော၊ သော။ ဥပဋ္ဌာကော၊ သည်။ အသောကော နာမ၊
 သော။ ဘိက္ခု၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ အရဟတော၊
 သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၎င်း။ ဝိတာ၊ သည်။ ဗန္ဓုမာ နာမ၊ သော။
 ရာဇာ၊ သည်။ အဟောသိ၊ ပြီ။ ဇနေတ္တိ၊ သော။ မာတာ၊ သည်။ ဗန္ဓုမတိ နာမ၊ သော။
 ဒေဝီ၊ သည်။ အဟောသိ၊ ပြီ။ ဗန္ဓုမဿ၊ သော။ ရဇညာ၊ ၎င်း။ ရာဇောနိ၊ သည်။ ဗန္ဓုမတိ
 နာမ၊ သော။ နဝရံ၊ သည်။ အဟောသိ၊ ပြီ။

မောဓိသတ္တဓမ္မတာ

၁၇။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ တသောင်းသောစကြဝဠာတိုက်မှ လာရောက်
 ကြကုန်သော နတ်၊ မြဟ္မာအပေါင်းတို့အား ပဋိညာဉ်ကို ပေးပြီးရာကာလမှ နောက်
 ၌။ ဝိပဿိ၊ သော။ မောဓိသုတ္တော၊ ဘုရားအလောင်းတော်သည်။ ဝါ၊ လေးပါးသော
 သစ္စာကို သိလတ္တံ့ သောသတ္တဝါသည်။ ဝါ၊ လေးပါးသောသစ္စာကို သိတတ်သော
 လေးပါးသော မဂ်ဉာဏ်တို့၌ ကပ်ငြိတတ်သော ဘုရားအလောင်းတော်သည်။ ဝါ၊
 ဧည့်ယျဇ်တန် တရားမှန်ကို ကော်သိတတ်သော သဗ္ဗညုတဉာဏ်တော်၌ ကပ်ငြိတတ်
 သော ဘုရားအလောင်းတော်သည်။ တုသိတကာယာ၊ တုသိတာနတ်အပေါင်းမှ။
 ဝါ၊ တုသိတာနတ်ပြည်မှ။ စဝိတ္တာ၊ စုံတေခွဲ၍။ ဝါ၊ ရှေ့လျော့ခွဲ၍။ သတော၊

အောက်မေ့တတ်သော သတိရှိတော်မူသည်။ သမ္မဇာနော၊ ကောင်းစွာအပြားအား
 မြင့် သိတတ်သော ဣဏ္ဍမိသက်ရောက်တော်မူသည်။ ဟုတွာ၊ မူ၍။ မာတုကုစ္ဆိံ၊ မယ်တော်
 ဝမ်းသို့။ ဩက္ကမိသက်ရောက်တော်မူပြီ။ အယံ၊ ဤဘုရားအလောင်းတော်၏ တုသိတာ
 နတ်အပေါင်းမှ စုံတေခွဲ၍ သတိ၊ သမ္မဇေနှင့် ပြည့်စုံသည်ဖြစ်၍ မယ်တော်ဝမ်းသို့
 သက်ရောက်တော်မူခြင်းသည်။ ဧတ္ထ-တေသ္မိံ ဩက္ကမနေ၊ ဤသက်ရောက်တော်မူခြင်း
 ဌ။ ဓမ္မတာ၊ သဘောတန်တွာ ဓမ္မတာပေတည်း။ ဝါ၊ ဓမ္မနိယာမပေတည်း။ (၁)

၁၀။ တိက္ခဝေ၊ တို့။ သော၊ ဤဆိုအပ်လတ္တံ့သည်ကား။ ဓမ္မတာ၊ သဘော
 တန်တွာ ဓမ္မတာပေတည်း။ ဝါ၊ ဓမ္မနိယာမပေတည်း။ ယဒါ၊ အကြင်အခါ၌။
 ဗောဓိသတ္တော၊ သည်း တုသိတကာယာ၊ မှ။ စဝိတွာ၍။ မာတုကုစ္ဆိံ၊ သို့။ ဩက္က-
 မတိ၊ သက်ရောက်တော်မူပြီ။ အထ-တသ္မိံကာလေ၊ ဘုရားအလောင်းတော်၏ တု
 သိတာနတ်ပြည်မှ စုံတေခွဲ၍ မယ်တော်ဝမ်းသို့ သက်ရောက်တော်မူပြီးရာ ထိုအခါ၌။
 သဒေဝကော၊ အောက်ကာမာဝစရနတ်ပြည်ငါးထပ်ရှိ နတ်အပေါင်းနှင့်တကွဖြစ်သော။
 သမာရကော၊ မာရ်မင်း၏နေရာ ဝသဝတ္တိနတ်ပြည်ရှိ နတ်အပေါင်းနှင့် တကွဖြစ်
 သော။ သဗြဟ္မကော၊ နှစ်ဆယ်သော ဗြဟ္မာအပေါင်းနှင့် တကွဖြစ်သော။ လောကော၊
 ဩကာသလောက၌လည်းကောင်း။ သဿမဏဗြဟ္မဏိယာ၊ သာသနာတော်၏
 ဆန့်ကျင်ဘက်ဖြစ်သော ရဟန်း-ပုဏ္ဏား၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသော
 ရဟန်း၊ ပိမ်ပင်နှောင့်ရှက် ကန့်ကွက် တားမြစ်အပ်ပြီးသော မကောင်းမှုရှိသော
 ရဟန်းအပေါင်းနှင့်တကွဖြစ်သော။ သဒေဝမနုဿာယ၊ သမ္မုတိနတ် တည်းဟူသော
 မင်း၊ ကြွင်းသော လူအပေါင်းနှင့်တကွဖြစ်သော။ ပဇာယ၊ သတ္တိလောက၌လည်း
 ကောင်း။ အဗ္ဗိမာဏော၊ ကြီးပွားသော အတိုင်းအရှည်ရှိသော။ ဝါ၊ စကြဝဠာ တစ်
 သောင်းကို ဖြန့်နိုင်ခြင်းကြောင့် အတိုင်းအရှည်မှကင်းသော။ ဥဠာရော၊ မြတ်သော။
 ဩဘာသော၊ အရောင်အလင်းသည်။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝံ၊ နတ်တို့၏
 အာနုဘော်ကို။ အတိက္ကဓမ္မေ၊ လွန်၍ သာလျှင်။ ပါတု ဘဝတိ၊ ထင်ရှားဖြစ်၏။
 အဿံ၊ သစ်ပင်ချုံနှယ် အနွှာရာယ်သည် မငြိတယ် မထိခိုက်အပ်ကုန်သော။ ဝါ၊
 မကျဉ်းမြောင်းကုန်သော။ ဝါ၊ အမြီဟင်းလင်းပွင့်ကုန်သော။ အသံဝုတာ၊ အောက်
 ၌ မပိမ်ဆို့ အပ်ကုန်သော။ ဝါ၊ အောက်၌တည်ရာမရှိကုန်သော။ အန္ဓကာရာ၊ အမိုက်
 တိုက်ရှိကုန်သော။ ဝါ၊ အမိုက်တိုက်ဖြစ်၍ဖြစ်ကုန်သော။ အန္ဓကာရတိမိသာ၊ စက္ကူ၊
 ဝိညာဏ်၏ မိုက်ကောင်းသည်၏အဖြစ်ကို ပြုတတ်သော အမိုက်တိုက် ရှိကုန်သော။
 ယာပိ တာ လောကန္တရိကာ၊ အကြင်လောကန္တရိက်နိရဲတို့သည်လည်း။ ဝါ၊ အကြင်
 သုံးခုသုံးခုသော စကြဝဠာ လောကဓာတ်တို့၏အကြား၌ ဖြစ်တတ်သော နိရဲတို့
 သည်လည်း။ သန္တိ၊ ရှိကုန်၏။ ယတ္ထပိ-ယာသု လောကန္တရိကာသုပိ၊ အကြင်
 လောကန္တရိက်နိရဲတို့၌လည်း။ ဝါ၊ အကြင်သုံးခုသုံးခုသော စကြဝဠာ လောက
 ဓာတ်တို့၏အကြား၌ဖြစ်သော နိရဲတို့၌လည်း။ ဧဝံမဟိဒ္ဓိကာ၊ ဤသို့ သုံးကျွန်းလုံးကို
 တပြိုင်နက်ချင်း အရောင်အလင်းကို ထွန်းလင်းတောက်ပစေနိုင်ခြင်းဟူသောကြီးသော
 တန်းခိုးရှိကုန်သော။ ဧဝံမဟာနုဘာဝါ၊ ဤသို့ ယူဇနာလေးသောင်း နှစ်ထောင်၏
 အထက်၌ သွားလာနိုင်ခြင်းဟူသော ကြီးသောအာနုဘော်ရှိကုန်သော။ ဝါ၊ ဤသို့

တစ်မျက်နှာတစ်မျက်နှာ၌ ယူဇနာကိုးသိန်းစီ ကိုးသိန်းစီ အမိုက်တိုက်ကို ဖျောက်၍ အလင်းကို ရောက်စေနိုင်ခြင်းဟူသော ကြီးသောအာနုဘောင်ရှိကုန်သော။ ဣမေ စန္ဒိမ သူရိယာ၊ ဤလ၊ နေတို့သည်။ အာဘာယ၊ မိမိတို့၏ အရောင်အလင်းဖြင့်။ နာနု ဘောန္တိ၊ မခံစားနိုင်ကြကုန်။ ဝါ၊ ထွန်းလင်းတောက်ပနိုင်ခြင်းငှါ မစွမ်းနိုင်ကြကုန်။ တတ္ထပိ-တာသု လောကန္တရိကာသုပိ၊ တို့၌လည်း။ အပ္ပမာဏော၊ ကြီးပွားသော အတိုင်းအရှည်ရှိသော။ ဝါ၊ စကြဝဠာတစ်သောင်းကို ဖြန့်နိုင်ခြင်းကြောင့် အတိုင်း အရှည်မှ ကင်းသော။ ဥဠာရော၊ သော။ ဩဘာသော၊ သည်။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝံ၊ ကို။ အတိတ္တဓမ္မေ၊ သာလျှင်။ ပါတုဘဝတိ၊ ၏။ တတ္ထ-တာသု လောကန္တရိကာသု၊ တို့၌။ ယေပိ သတ္တာ၊ တို့သည်လည်း။ ဥပပန္နာ၊ ဖြစ်ကြ ရကုန်ပြီ။ တေပိ-သတ္တာ၊ တို့သည်လည်း။ တေနောဘာသေန၊ ထိုအရောင်အလင်း ဖြင့်။ အညမညံ၊ အချင်းချင်း။ ဝါ၊ တစ်ယောက်သည် တစ်ယောက်ကို။ သဉ္ဇာနန္တိ၊ ကောင်းစွာသိကြကုန်၏။ ကိ၊ သို့။ သဉ္ဇာနန္တိ၊ ကုန်သနည်း?။ “ဘော၊ အိုအချင်း တို့။ အညေ၊ ဝါတို့မှတစ်ပါးကုန်သော။ ဣမ- ဣမသ္မိ” နိရယေ၊ ဤနိရဲ၌။ ဥပပန္နာ၊ ဖြစ်ကြကုန်သော။ သတ္ထိာပိ၊ သတ္ထဝါတို့သည်လည်း။ သန္တိ ကိရ၊ ရှိကြကုန်သေး သတတ်။ ဝါ၊ ရှိကြကုန်သေးသတဲ့”။ ဣတိ၊ သို့။ သဉ္ဇာနန္တိ၊ ကုန်၏။ ဒဿသဟသပိ၊ တစ်သောင်းသော။ ဝါ၊ တစ်သောင်းအရေအတွက်ရှိသော။ အယဉ္ဇံ လောကဓာတု၊ ဤလောကဓာတ်သည်လည်း။ သင်္ကမ္ပတိ၊ အထက်အထက်သို့ တက်၍ တက်၍ ထက်ဝန်း ကျင်မှတုန်လှုပ်၏။ သမ္ပကမ္ပတိ၊ အောက်, အထက် သက်ကာ, တက်ကာ ထက်ဝန်းကျင် မှ အပြားအားဖြင့် တုန်လှုပ်၏။ သမ္ပဝေဓတိ၊ အရပ်လေးမျက်နှာ ယိမ်းပါး၍ ထက်ဝန်း ကျင်မှ အပြားအားဖြင့် တုန်လှုပ်၏။ တနည်း-သင်္ကမ္ပတိ၊ အရှေ့, အနောက်အားဖြင့် ထက်ဝန်းကျင်မှ တုန်လှုပ်၏။ သမ္ပကမ္ပတိ၊ တောင်, မြောက်အားဖြင့် ထက်ဝန်းကျင်မှ အပြားအားဖြင့် တုန်လှုပ်၏။ သမ္ပဝေဓတိ၊ အလယ်, အနားအားဖြင့် ထက်ဝန်းကျင်မှ အပြားအားဖြင့် တုန်လှုပ်၏။ အပ္ပမာဏော၊ သော။ ဥဠာရော၊ သော။ ဩဘာသော စ၊ သည်လည်း။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝံ၊ ကို။ အတိတ္တဓမ္မေ၊ သာလျှင်။ လောကော ၌။ ပါတုဘဝတိ၊ ၏။ အယံ၊ ဤ အရောင်အလင်း၏ ထင်ရှားဖြစ်ခြင်း, စကြဝဠာတစ်သောင်း၏ တုန်လှုပ်ခြင်းသည်။ ဧတ္ထ- တေသ္မိ” ဩက္ကန္တိက္ခဏော ဤမယ်တော်ဝမ်းသို့ သက်ရောက်ပြီးရာဓာတ်၌။ ဓမ္မတာ၊ ပေတည်း။ (၂)

၁၉။ ဘိက္ခဝေ၊ တို့။ သော၊ ဤဆိုအင်္ဂလတ္တံ့သည်ကား။ ဓမ္မတာ၊ သံတော ^၁ တန်တွာ ဓမ္မတာတော်ပေတည်း။ ဝါ၊ ဓမ္မနိယာမပေတည်း။ ယဒါ၊ အကြင် အခါ၌။ ဗောဓိသတ္တော၊ သည်။ မာတုကုန္တိ” သို့။ ဩက္ကန္တော၊ သက်ရောက်ပြီးသည်။ ဟောတိ၊ ၏။ တဒါ၊ ဘုရားလောင်း၏ မယ်တော်ဝမ်းသို့ သက်ရောက်တော်မူပြီးရာ ထိုအခါ၌။ စတ္တာရော၊ စကြဝဠာတစ်သောင်းတွင် တစ်ခုတစ်ခုလျှင် လေးယောက် စီ လေးယောက်စီကုန်သော။ ဒေဝပုတ္တာ၊ လေးသောင်းသော နတ်သားတို့သည်။ နံ-ဗောဓိသတ္တံ၊ ထိုဘုရားအလောင်းတော်ကို။ ရက္ခာယ၊ စောင့်ရှောက်ခြင်းငှါ။ စတုဒ္ဓိသံ၊ လေးပါးသော အရပ်မျက်နှာသို့။ ဥပဂစ္ဆန္တိ၊ ချဉ်းကပ်လာကြကုန်၏။ ကိ၊ သို့။ မနသိကဘွာ၊ နှလုံးသွင်းကြကုန်၍။ ဥပဂစ္ဆန္တိ၊ ကုန်သနည်း?။ “နံ ဗောဓိ

သတ္တံ ဝါ၊ ထိုဘုရားလောင်းကိုသော်လည်းကောင်း၊ နံ ဗောဓိသတ္တမာတရံ ဝါ၊ ထိုဘုရားလောင်း၏ မယ်တော်ကိုသော်လည်းကောင်း၊ မနုဿော ဝါ၊ လူသည် သော်လည်းကောင်း၊ အမနုဿော ဝါ၊ လူနှင့်တူသော ဘီလူးသည်သော်လည်းကောင်း၊ ကောဇိ ဝါ၊ တစ်စုံတစ်ယောက်သော သတ္တဝါသည်သော်လည်းကောင်း။ မာ ဝိဟေဋ္ဌဿိ၊ မညည်းဆဲမနှိပ်စက်ပါစေလင့်'။ ဣတိ-မနသိကတွာ၊ ဤသို့လုံးသွင်းကြကုန်၍။ ဥပဂစ္ဆန္တိ၊ ကုန်၏။ အယံ၊ ဤ ဘုရားအလောင်းတော်၏ မယ်တော်ဝမ်းသို့ သက်ရောက်ပြီးရာဇာဏ၌ လေးသောင်းသော နတ်သားတို့၏ ထိုဘုရားအလောင်းတော်ကို စောင့်ရှောက်ခြင်းငှါ ချဉ်းကပ်ခြင်းသည်။ ဧတ္ထ-ဧတသ္မိံ ဩက္ကန္တက္ခဏေ၊ ဤ မယ်တော်ဝမ်းသို့ သက်ရောက်ပြီးရာဇာဏ၌။ ဓမ္မတာ၊ ပေတည်း။ (၃)

၂၀။ ဘိက္ခဝေ၊ တို့။ ဒေသာ၊ ကား။ ဓမ္မတာ၊ ပေတည်း။ ယဒါ၊ နံ။ ဗောဓိသတ္တော၊ သည်။ မာတုကုန္တိ၊ သို့၊ ဩက္ကန္တော၊ သည်။ ဟောတိ၊ ၏ တဒါ၊ ၌။ ပကတိယာ၊ မူလပင်ကိုသဘောအားဖြင့်။ ဗောဓိသတ္တမာတာ၊ ဘုရားအလောင်းတော်၏ မယ်တော်သည်။ သိလဝတီ၊ ငါးပါးသီလရှိသည်။ ဟောတိ၊ ၏။ ပါဏာတိ ပါတာ၊ ပါဏာတိပါတမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို လျင်စွာချခြင်းမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို လျင်စွာချကြောင်းဖြစ်သော စေတနာမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိန္ဒြေကို ထားလက်နက်တို့ဖြင့် လွှမ်းမိုး၍ချခြင်းမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို ထားလက်နက်တို့ဖြင့် လွှမ်းမိုး၍ ချကြောင်းဖြစ်သော စေတနာမှ။ ဝိရတာ၊ ကင်းလျက်ရှောင်ကြဉ်သည်။ အဒိန္နာဒါနာ၊ မှ။ ဝါ၊ အရှင်သည် ကိုယ်၊ နှုတ်တို့ဖြင့် မပေးအပ်သော လူဇာတ်ရှိသော တပါးသော သူတို့၏ ဥစ္စာကို ခိုးယူခြင်းမှ။ ဝါ၊ အရှင်သည် ကိုယ်၊ နှုတ်တို့ဖြင့် မပေးအပ်သော လူဇာတ်ရှိသော တပါးသောသူတို့၏ ဥစ္စာကို ခိုးယူကြောင်းဖြစ်သော စေတနာမှ။ ဝိရတာ၊ ကင်းလျက်ရှောင်ကြဉ်သည်။ ကာမေသုမိစ္ဆာစာရာ၊ ကာမေသုမိစ္ဆာစာရမှ။ ဝါ၊ ဝတ္ထုကာမတို့၌ ကိလေသကာမ၏ အစွမ်းအားဖြင့် မှားမှားယွင်းယွင်းကျင့်ခြင်းမှ။ ဝါ၊ ဝတ္ထုကာမတို့၌ ကိလေသကာမ၏ အစွမ်းအားဖြင့် မှားမှားယွင်းယွင်းကျင့်ကြောင်း ဖြစ်သော စေတနာမှ။ ဝိရတာ၊ သည်။ မုသာဝါဒါ၊ မှ။ ဝါ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂဖြင့် သိစေခြင်းမှ။ ဝါ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂဖြင့် သိစေကြောင်း ဖြစ်သော စေတနာမှ။ ဝါ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို ဖြစ်စေခြင်းမှ။ ဝါ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို ဖြစ်စေကြောင်းဖြစ်သော စေတနာမှ။ ဝါ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော ဝတ္ထုကို ဟုတ်မှန်သောအားဖြင့် ပြောဆိုခြင်းမှ။ ဝါ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော ဝတ္ထုကို ဟုတ်မှန် သောအားဖြင့် ပြောဆိုကြောင်းဖြစ်သောစေတနာမှ။ ဝိရတာ၊ သည်။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ၊ ယစ်မှူး တွေဝေစေတတ်သော မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ။ ဝါ၊ ယစ်မှူးတွေဝေစေတတ်သောမေ့လျော့ခြင်း၏ တည်ရာ

အကြောင်းဖြစ်သော သေအရက်ကို သောက်ကြောင်းဖြစ်သော စေတနာမှ။ ဝိရတာ၊ သည်။ ဟောတိ၊ ၎င်း။ အယံ၊ ဤ ဘုရားအလောင်းတော်၏ မယ်တော်ဝမ်းသို့ သက် ရောက်ပြီးရာခဏ၌ ဘုရားအလောင်းမယ်တော်၏ ငါးပါးသီလရှိသည်၏အဖြစ်သည်။ ဧတ္ထ-တေသ္မိံ ဩက္ကန္တက္ခဏော၌။ ဓမ္မတာ၊ တည်း။ (၄)

၂၁။ ဘိက္ခဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ ယဒါ၊ ၌။ ဗောဓိသတ္တော၊ သည်။ မာတုကုန္တိံ၊ သို့။ ဩက္ကန္တော၊ သည်။ ဟောတိ၊ ၎င်း။ တဒါ၊ ၌။ ဗောဓိသတ္တမာတု၊ ဘုရားအလောင်းမယ်တော်အား။ ဝါ၊ ၎င်း။ ပုရိသေသု၊ တို့၌။ ကာမဂုဏ္ဍပသံဟိတံ၊ ကာမဂုဏ်တို့နှင့်စပ်ယှဉ်သော။ မာနသံ၊ စိက်သည်။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ ကေနစိ၊ တစ်စုံ တစ်ယောက်သော၊ ရတ္တစိတ္တေန၊ တသ်သောစိတ်ရှိသော။ ပုရိသေန၊ သည်။ ‘ရတ္တ စိတ္တေန၊ တသ်သောစိတ်ဖြင့်။ ဝါ၊ တသ်သောစိတ်ရှိသည်ဖြစ်၍။ ဗောဓိသတ္တမာတာ၊ သည်။ ဝါ၊ ကို။ အနတိက္ကမနိယာ စ၊ မလွန်ကျူးအပ်နိုင်သည်လည်း။ ဟောတိ၊ ၎င်း။ အယံ၊ ဤ ဘုရားအလောင်းတော်၏ မယ်တော်ဝမ်းသို့ သက်ရောက်ပြီးရာခဏ၌ ဘုရားအလောင်းမယ်တော်အား ကာမဂုဏ်တို့နှင့် စပ်ယှဉ်သောစိတ်၏ မဖြစ်ခြင်း၊ တစ်စုံတစ်ယောက်သော ယောက်ျားသည် တသ်သောစိတ်ဖြင့် မလွန်ကျူးအပ်နိုင် သည်၏အဖြစ်သည်။ ဧတ္ထ-တေသ္မိံ ဩက္ကန္တက္ခဏော၌။ ဓမ္မတာ၊ ပေတည်း။ (၅)

၂၂။ ဘိက္ခဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ ယဒါ၊ ၌။ ဗောဓိသတ္တော၊ သည်။ မာတုကုန္တိံ၊ သို့။ ဩက္ကန္တော၊ သည်။ ဟောတိ၊ ၎င်း။ တဒါ၊ ၌။ ဗောဓိသတ္တမာတာ၊ သည်။ ပဉ္စန္ဒါ၊ ငါးပါးကုန်သော။ ကာမဂုဏာနံ၊ ကာမဂုဏ်တို့ကို။ ဝါ၊ ကာမအစုတို့ကို။ ဝါ၊ ကာမအနှောင်အဖွဲ့တို့ကို။ လာဘိနိ၊ ရခြင်းရှိသည်။ ဟောတိ၊ ၎င်း။ သင်္ဂ-ဗောဓိ သတ္တမာတာ၊ သည်။ ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏောဟိ၊ တို့နှင့်။ သမပ္ပိတာ၊ ပြည့်စုံသည်။ သမဂီဘုတာ၊ ပြည့်စုံသည်ဖြစ်၍ဖြစ်သည်။ ဟုတွာ၊ ၌။ ပရိစာရေတိ၊ ဣန္ဒြေတို့ကို ထိုမှ၊ ဤမှ လှည့်လည်ကျက်စားစေ၏။ ဝါ၊ မြူးတူးပျော်ပါးကစား၏။ အယံ၊ ဤ ဘုရားအ လောင်းတော်၏ မယ်တော်ဝမ်းသို့ သက်ရောက်ပြီးရာခဏ၌ ဘုရားအလောင်းတော်၏ မယ်တော်အား ငါးပါးသောကာမဂုဏ်တို့ကိုရခြင်းသည်။ ဧတ္ထ-တေသ္မိံ ဩက္ကန္တက္ခ ဏော၌။ ဓမ္မတာ၊ ပေတည်း။ (၆)

၂၃။ ဘိက္ခဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ ယဒါ၊ ၌။ ဗောဓိသတ္တော၊ သည်။ မာတုကုန္တိံ၊ သို့။ ဩက္ကန္တော၊ သည်။ ဟောတိ၊ ၎င်း။ တဒါ၊ ၌။ ဗောဓိသတ္တ မာတု၊ အား။ ကောဝိဒေဝ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ အာဗာဓော၊ အနာ သည်။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ ဗောဓိသတ္တမာတာ၊ သည်။ သုခိနိ၊ ချမ်းသာခြင်းရှိသည်။ အင်္ဂါလန္တကာယာ၊ မပင်ပန်းသောကိုယ်ရှိသည်။ ဟောတိ၊ ၎င်း။ ဗောဓိသတ္တမာတာ၊ သည်။ တိရောကုန္တိ ဂတံ၊ ဝမ်းတွင်းသို့ရောက်ပြီးသော။ ဝါ၊ ဝမ်း၌တည်နေသော။ သဗ္ဗင်္ဂပစ္စင်္ဂိံ၊ အလုံးစုံသော အင်္ဂါကြီး၊ ငယ်ရှိသော။ အဟိနိန္ဒြိယံ၊ မယုတ်လျော့သောဣန္ဒြေရှိသော။ ဗောဓိသတ္တဉ္စ၊ ကိုလည်း။ ပဿတိ၊ မြင်ရ၏။ ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ မျက်မှောက် မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်။ မဏိဝေဠုရိယော၊ ပတ္တမြားကြောင် မျက်ရွဲသည်။ ဝါ၊ ပတ္တမြားကြောင်မျက်ရွဲကို။ သုဘော၊ တင့်တယ်သည်။ ဝါ၊ ကောင်း

စွာတောက်ပသည်။ ဇာတိမာ၊ ဇာတိရှိသည်။ အဋ္ဌိယော၊ ရှစ်ထောင်ရှစ်မြောက်ရှိသည်။ သုပရိကမ္မကတော၊ ကောင်းစွာအပြေအပြစ်ပြုအပ်ပြီးသည်။ အစ္စော၊ ကြည်လင်သည်။ ဝိပ္ပသန္ဓော၊ အထူးအားဖြင့်ကြည်လင်သည်။ သဗ္ဗာကာရသမ္ပန္နော၊ အလုံးစုံသောအခြင်းအရာနှင့်ပြည့်စုံသည်။ အဿ၊ ဖြစ်ရာ၏။* တတြ-တသ္မိံ မဏိဝေဠုရိယေ၊ ထိုပတ္တမြားကြောင်မျက်ရွဲ၌။ နီလံ၊ ညိုသော။ သုတ္တံ ဝါ၊ ချည်သည်သော်လည်းကောင်း။ ဝါ၊ ချည်ကိုသော်လည်းကောင်း။ ပီတံ၊ ရှေ့သော။ သုတ္တံ ဝါ၊ သည်သော်လည်းကောင်း။ ဝါ၊ ကိုသော်လည်းကောင်း။ လောဟိတကံ၊ နီသော။ သုတ္တံ ဝါ၊ သည်သော်လည်းကောင်း။ ဝါ၊ ကိုသော်လည်းကောင်း။ ဩဒါတံ၊ ဖြူသော။ သုတ္တံ ဝါ၊ သည်သော်လည်းကောင်း။ ဝါ၊ ကိုသော်လည်းကောင်း။ ပဏ္ဍုသုတ္တံ ဝါ၊ ဖြော့တော့သောအဆင်းရှိသော ချည်သည်သော်လည်းကောင်း။ ဝါ၊ ကိုသော်လည်းကောင်း။ အာဂုတံ၊ သီကုံးအပ်သည်။ အဿ၊ ဖြစ်ရာ၏။ တမေနံ-တံ နေံ မဏိဝေဠုရိယံ၊ ထိုပတ္တမြားကြောင်မျက်ရွဲကို။ စက္ခုမာ၊ ပသာဒစက္ခုရှိသော၊ ပုရိသော၊ သည်။ ဟတ္ထေသုလက်တို့၌။ ကရိတွာ၊ တား၍။ ပစ္စဝေက္ခေယျ သေယျထာပိ၊ ကြံဆင်ခြင်ရာသကဲ့သို့။ ကိံ၊ သို့။ ပစ္စဝေက္ခေယျ၊ ကြံဆင်ခြင်ရာသနည်း?။ “အယံ မဏိဝေဠုရိယော၊ သည်။ ဝါ၊ ကို။ သုဘော၊ တင့်တယ်ခဲ့၏။ ဇာတိမာ၊ ခဲ့၏။ အဋ္ဌိယော၊ ခဲ့၏။ သုပရိကမ္မကတော၊ ခဲ့၏။ အစ္စော၊ ခဲ့၏။ ဝိပ္ပသန္ဓော၊ ခဲ့၏။ သဗ္ဗာကာရသမ္ပန္နော၊ ခဲ့၏။ တတြ-တသ္မိံ မဏိဝေဠုရိယော၌။ နီလံ၊ သော။ ဣဒံ သုတ္တံ ဝါ၊ ဤချည်ကိုသော်လည်းကောင်း။ ပီတံ၊ သော။ ဣဒံ သုတ္တံ ဝါ၊ ကိုသော်လည်းကောင်း။ လောဟိတကံ၊ သော။ ဣဒံ သုတ္တံ ဝါ၊ ကိုသော်လည်းကောင်း။ ဩဒါတံ၊ သော။ ဣဒံ သုတ္တံ ဝါ၊ ကိုသော်လည်းကောင်း။ ဣဒံ ပဏ္ဍုသုတ္တံ ဝါ၊ ကိုသော်လည်းကောင်း။ အာဂုတံ၊ သီကုံးအပ်ပြီ”။ ဣတိ၊ သို့။ ပစ္စဝေက္ခေယျ သေယျထာပိ၊ ကဲ့သို့။ ဘိက္ခဝေ၊ တို့။ ဝေမေဝ ခေါ၊ ပုံစံနှိုင်းယူ၍ အတူသာလျှင်။ ယဒါ၊ ၌။ ဗောဓိသတ္တော၊ သည်။ မာတုကုစ္ဆိံ၊ သို့။ ဩက္ကန္တော၊ သည်။ ဟောတိ၊ ၏။ တဒါ၊ ၌။ ဗောဓိသတ္တမာတု၊ အား။ ကောစိဒေဝ၊ သော။ အာဗာဓော၊ သည်။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ ဗောဓိသတ္တမာတာ၊ သည်။ သုခိနိ၊ သည်။ အကိလန္တကာယာ၊ သည်။ ဟောတိ၊ ၏။ ဗောဓိသတ္တမာတာ၊ သည်။ တိရောကုစ္ဆိံ ဝတံ၊ သော။ သဗ္ဗံ ပစ္စိံ၊ သော။ အဟိနိန္ဒိယံ၊ သော။ ဗောဓိသတ္တံ၊ ကိုလည်း။ ပဿတိ၊ ၏။ အယံ၊ ဤ ဘုရားအလောင်းတော်၏ မယ်တော်ဝမ်းသို့ သက်ရောက်ပြီးရာခဏ၌ ဘုရားအလောင်းတော်၏ မယ်တော်အား အနာမဖြစ်ခြင်း၊ ဝမ်းတွင်းသို့ရောက်ပြီးသော ဘုရားအလောင်းကို အပြင်မှမြင်ရခြင်းသည်။ ဣတ္ထ-တေသ္မိံ ဩက္ကန္တက္ခဏေ၊ ၌။ ဓမ္မတာ၊ ပေတည်း။ (၇)

၂၄။ ဘိက္ခဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ ဗောဓိသတ္တော၊ သည်။ သတ္တာဟဇာတေ၊ ဖွားမြင်ပြီးသော ဘုရားအလောင်းတော်အား ခုနစ်ရက်ရှိခဲ့သော်။

* မှတ်ချက်။ ။ [ဤဝါကျ၌ “တတြ ယံ သုတ္တံ” ဟု မူအစောင်စောင်၌ ရှိကြ၏။ “တတြဿ သုတ္တံ” ရှိမှ သီလခန္ဓဝဂ် သာမညဇလသုတ်၊ သုတသုတ်များနှင့် ညီမည်။]

ဝါ၊ ဖွားမြင်ပြီးရာအခါမှစ၍ ခုနစ်ရက်ရှိခဲ့သော်။ ဗောဓိသတ္တမာတာ၊ သည်။ ကာလံ၊ အယုတ်ကို။ ဝါ၊ ဇိဝိတိန္ဒြေကို ပစ်ချရာအခါကို။ ကရောတိ၊ ပြု၏။ တနည်း- ကာလံ ကရောတိ၊ သေ၏။ ကာလံ ကရိက္ခာ၊ သေပြီး၍။ တုသိတံ၊ တုသိတာ အမည်ရှိသော။ ကာယံ၊ အပေါင်းသို့။ ဝါ၊ နတ်ပြည်သို့။ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်ရ၏။ တနည်း-တုသိတံ၊ တုသိတာအမည်ရှိသော။ ကာယံ၊ အပေါင်း၌။ ဝါ၊ နတ်ပြည်၌။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏။ အယံ၊ ဤသို့ ဘုရားအလောင်းတော်ကို ဖွားမြင်ပြီးရာ အခါမှစ၍ ခုနစ်ရက်ရှိခဲ့သော် ဘုရားအလောင်းတော်မယ်တော်၏ သေ၍ တုသိတာနတ်ပြည်၌ ဖြစ်ရခြင်းသည်။ ဧတ္ထ-ဧတသ္မိံ ဩက္ကမနေ၊ ဤဘုရားအလောင်းတော်၏ မယ်တော် ဝမ်းသို့ သက်ရောက်ခြင်း၌။ ဓမ္မတာ၊ ပေတည်း။ (၈)

၂၅။ ဘိက္ခဝေ၊ တို့။ ဒေသ၊ ကား။ ဓမ္မတာ၊ ပေတည်း။ အညာ၊ ဘုရားအလောင်း တော်၏ မယ်တော်မှ တပါးကုန်သော။ ဣတ္ထိကာ၊ မိန်းမတို့သည်။ နဝ၊ ကိုးပါး ကုန်သော။ မာသေ ဝါ၊ လတို့ပတ်လုံးသော်လည်းကောင်း။ ဒသ၊ ဆယ်ပါးကုန်သော။ မာသေ ဝါ၊ လတို့ပတ်လုံးသော်လည်းကောင်း။ ဂဗ္ဘံ၊ ကိုယ်ဝန်ကို။ ဝါ၊ သူငယ်ကို။ ကုစ္ဆိနာ၊ ဝမ်းဖြင့်။ ပရိဟရိက္ခာ၊ ဆောင်ကြကုန်၍။ ဝိဇာယန္တိ ယထာ၊ ဖွားမြင်ကြရ ကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဗောဓိသတ္တမာတာ၊ သည်။ နဝ၊ ကုန်သော။ မာသေ ဝါ၊ သော်လည်းကောင်း။ ဒသ၊ ကုန်သော။ မာသေ ဝါ၊ သော်လည်းကောင်း။ [လိုက်ပေး။] ဗောဓိသတ္တံ၊ ကို။ ကုစ္ဆိနာ၊ ဝမ်းဖြင့်။ ပရိဟရိက္ခာ၊ ဆောင်၍။ [လိုက်ပေး။] န ဟိ ဝိဇာယတိ၊ ဖွားမြင်ရသည်မဟုတ်။ အထ ခေါ၊ အဟုတ်အမှန် ကား။ [ထည့်သည်။] ဗောဓိသတ္တမာတာ၊ သည်။ ဒသေဝ မာသာနိ၊ ဆယ်လတို့ ပတ်လုံးသာလျှင်။ ဗောဓိသတ္တံ၊ ကို။ ကုစ္ဆိနာ၊ ဖြင့်။ ပရိဟရိက္ခာ၊ ၍။ ဝိဇာယတိ၊ ဖွားမြင်ရ၏။ အယံ၊ ဤသို့ ဘုရားအလောင်းတော် မယ်တော်၏ ဆယ်လတို့တိုင်တိုင် ဘုရားအလောင်းတော်ကို ဆောင်၍ ဖွားမြင်ရခြင်းသည်။ ဧတ္ထ-ဧတသ္မိံ ဝိဇာယနေ၊ ဤဘုရားအလောင်းတော်ကိုဖွားမြင်တော်မူခြင်း၌။ ဓမ္မတာ၊ ပေတည်း။ (၉)


၂၆။ ဘိက္ခဝေ၊ တို့။ ဒေသ၊ ကား။ ဓမ္မတာ၊ ပေတည်း။ အညာ၊ ဘုရား အလောင်းတော်၏ မယ်တော်မှ တပါးကုန်သော။ ဣတ္ထိကာ၊ မိန်းမတို့သည်။ နိသိန္နာ ဝါ၊ ထိုင်ကြကုန်လျက်သော်လည်းကောင်း။ နိပန္နာ ဝါ၊ လျောင်းကြကုန်လျက် သော်လည်းကောင်း။ ဝိဇာယန္တိ ယထာ၊ ဖွားမြင်ကြကုန်သကဲ့သို့။ ဧဝံ၊ တူ။ ဗောဓိ သတ္တမာတာ၊ သည်။ နိသိန္နာ ဝါ၊ ထိုင်လျက်သော်လည်းကောင်း။ နိပန္နာ ဝါ၊ လျောင်းလျက်သော်လည်းကောင်း။ [လိုက်ပေး။] ဗောဓိသတ္တံ၊ ကို။ န ဟိ ဝိဇာ ယတိ၊ ဖွားမြင်ရသည်မဟုတ်။ အထ ခေါ၊ အဟုတ်အမှန်ကား။ [ထည့်သည်။] ဗောဓိ သတ္တမာတာ၊ သည်။ ဌိတာဝေ၊ တည့်တည့်မတ်မတ် ရပ်လျက်သာလျှင်။ ဗောဓိသတ္တံ၊ ကို။ ဝိဇာယတိ၊ ၍။ အယံ၊ ဤသို့ ဘုရားအလောင်းတော်မယ်တော်၏ တည့်တည့် မတ်မတ် ရပ်လျက်သာလျှင် ဘုရားအလောင်းတော်ကို ဖွားမြင် ရခြင်းသည်။ ဧတ္ထ-ဧတသ္မိံ ဝိဇာယနေ၊ ဤဘုရားအလောင်းတော်ကို ဖွားမြင်ခြင်း၌။ ဓမ္မတာ၊ ပေတည်း။ (၁၀)

၂၇။ ဘိက္ခုဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ ယဒါ၊ ဌ။ ဗောဓိသတ္တော၊ သည်။ မာတုကုစ္ဆိမှာ၊ မယ်တော်ဝမ်းမှ။ နိက္ခမတိ၊ ထွက်တော်မူ၏။ ဝါ၊ ဖွားမြင်တော်မူ၏။ တဒါ၊ ဘုရားအလောင်းတော် မယ်တော်ဝမ်းမှ ထွက်တော်မူရာ ထိုအခါ၌။ ဒေဝါ၊ နတ်၊ မြဟ္မာ တို့သည်။ မနုဿဂဟဏတော၊ လူတို့၏ ခံယူရာ အခါမှ။ [ထည့်သည်။] ပဋ္ဌမံ၊ ရှေးဦးစွာ။ ပဋိဂ္ဂဏန္တိ၊ ခံယူကြကုန်၏။ ပစ္စာ၊ နတ်၊ မြဟ္မာတို့ခံယူပြီးရာကာလမှ နောက်၌။ မနုဿာ၊ တို့သည်။ ပဋိဂ္ဂဏန္တိ၊ ကုန်၏။ အယံ၊ ဤသို့ဖွားမြင်ပြီးခါစဖြစ်သော ဘုရားအလောင်းတော်ကို နတ်-မြဟ္မာတို့၏ ရှေးဦးစွာ ခံယူခြင်း၊ နတ်-မြဟ္မာတို့ခံယူပြီးရာ ကာလမှ နောက်၌ လူတို့ခံယူခြင်းသည်။ ဣတေသ္မိံ ဝိဇာယနေ၊ ဌ။ ဓမ္မတာ၊ ပေတည်း။ (၁၁)

၂၈။ ဘိက္ခုဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ ယဒါ၊ ဌ။ ဗောဓိသတ္တော၊ သည်။ မာတုကုစ္ဆိမှာ၊ မှ။ နိက္ခမတိ၊ ၏။ တဒါ၊ ဌ။ ဗောဓိသတ္တော၊ သည်။ ပထဝီ၊ မြေသို့။ အပ္ပတ္တောဝ၊ မရောက်သည် သာလျှင်။ ဟောတိ၊ ၏။ စတ္တာရော၊ လေးယောက်ကုန်သော။ ဒေဝပုတ္တာ၊ နတ်သားတို့သည်။ နံ-ဗောဓိသတ္တံ၊ ကို။ ပဋိဂ္ဂဟေတွာ၊ ခံယူကြကုန်၍။ ဝါ၊ ပွေ့ပိုက်ကြကုန်၍။ မာတု၊ မယ်တော်၏။ ပုရတော၊ ရှေ့၌။ ဌပေန္တိ၊ ထားကြကုန်၏။ ကိံ ဝစနံ၊ အဘယ် စကားကို။ ဝတွာ၊ ပြောဆိုကြကုန်၍။ ဌပေန္တိ၊ ထားကြကုန်သနည်း။ ‘‘ဒေဝိ၊ အရှင် မိဖုရားတို့၊ အရှင်မိဖုရားသည်။ အတ္တမနာ၊ မိမိစိတ်ရှိသည်။ ဝါ၊ ဝီတိ၊ သောမနဿ တို့သည် ယူအပ်သောစိတ်ရှိသည်။ ဟောတိ၊ ဖြစ်တော်မူပါလော့။ တေ၊ အရှင်မိဖုရား အား။ မဟေသက္ခော၊ မြတ်သော အစိုးရသောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်သော။ ဝါ၊ ကြီးသော တန်းခိုးရှိသော။ ပုတ္တော၊ သားတော်သည်။ ဥပ္ပန္နော၊ မြစ်ပါပြီ။’’ ဣတိ-ဣဒံ ဝစနံ၊ ဤစကားကို။ ဝတွာ၊ ပြောဆိုကြကုန်၍။ ဌပေန္တိ၊ ကုန်၏။ အယံ၊ ဤသို့လေးယောက် သော နတ်သားတို့၏ ဘုရားအလောင်းတော်ကို ပွေ့ပိုက်ကြကုန်၍ ဘုရား အလောင်းတော် မယ်တော်၏ရှေ့၌ ထားကြခြင်းသည်။ ဣတေသ္မိံ ဝိဇာယနေ၊ ဌ။ ဓမ္မတာ၊ ပေတည်း။ (၁၂)

၂၉။ ဘိက္ခုဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ ယဒါ၊ ဌ။ ဗောဓိသတ္တော၊ သည်။ မာတုကုစ္ဆိမှာ၊ မှ။ နိက္ခမတိ၊ ၏။ တဒါ၊ ဌ။ ဝိသဒေါ၊ သန့်ရှင်းစင်ကြယ်သည်သာ လျှင်။ ဟုတွာ၊ ၍။ နိက္ခမတိ၊ ၏။ *ဥဒေန၊ သူငယ်အိမ်တွင်း၌ ဖြစ်သော ရေသည်။ အမက္ခိတော၊ မလိမ်းကျံအပ်သည်။ သေဓမ္မန၊ သလိပ်သည်။ အမက္ခိတော၊ မလိမ်းကျံ အပ်သည်။ ရဟိရေန၊ သွေးသည်။ အမက္ခိတော၊ သည်။ ဧကနစိ၊ တစ်စုံတစ်ခုသော။ အသုစိနာ၊ မစင်ကြယ်သော အညစ်အကြေးသည်။ အမက္ခိတော၊ မလိမ်းကျံအပ်သည်။ ဟုတွာ၊ ၍။ သုဓ္မော၊ စင်ကြယ်သည်။ ဝိသဒေါ၊ သန့်ရှင်းစင်ကြယ်သည်။ ဟုတွာ၊ ၍။ နိက္ခမတိ၊ ၏။

* ဗုဒ္ဓိဗျာဓိ။ ။ [ဤဝါကျ၌ ‘‘ဥဒေနရေန’’ဟု ပါ၍ အချို့ရှိ၏။ ဥဒေန-ဟု ရှိသောပါဌ်သာ ‘‘ဥဒေနာတိ ဥဒကေန’’ဟု သော အဋ္ဌကထာ၊ ‘‘ဥဒကေနာ-တိ ဂဗ္ဘာသယဂတေန ဥဒကေန’’ဟု သော ဋီကာများနှင့်ညီ၏။]

ဘိက္ခုဝေ၊ တို့၊ သေယျထာပိ၊ မျက်မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာ မည်သည်။ မဏိရတနံ၊ ပတ္တမြားရတနာသည်။ ဝါ၊ ကို။ ကာသိကော၊ ကာသိတိုင်း၌ဖြစ် သော။ ဝတ္ထေ၊ အဝတ်၌။ နိက္ခိတ္တံ၊ ချထားအပ်သည်။ အဿ၊ ဖြစ်ရာ၏။ မဏိရတနံ၊ သည်။ ကာသိကံ၊ သော။ ဝတ္ထံ၊ ကို။ နေဝမက္ခေတိ သေယျထာပိ၊ မလိမ်းကျံသကဲ့သို့။ ကာသိကံ၊ သော။ ဝတ္ထံ၊ သည်။ မဏိရတနံ၊ ကို။ နာပိ မက္ခေတိ သေယျထာပိ၊ လိမ်း လည်းမလိမ်းကျံသကဲ့သို့။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ မဏိရတနံ၊ သည်။ ကာသိကံ၊ သော။ ဝတ္ထံ၊ ကို။ နေဝ မက္ခေတိ၊ မလိမ်းကျံသနည်း။ ကာသိကံ၊ သော။ ဝတ္ထံ၊ သည်။ မဏိရတနံ၊ ကို။ နာပိ မက္ခေတိ၊ လိမ်းလည်းမလိမ်းကျံသနည်း။ ဥဘိန္နံ၊ နှစ်ပါးကုန်သော။ မဏိရတနံ၊ ဝတ္ထံ၊ နာပိ ပတ္တမြားရတနာ၊ အဝတ်တို့၏။ သုဒ္ဓတ္တာ၊ စင်ကြယ်ကုန်သည်၏ အဖြစ်ကြောင့်။ မဏိရတနံ၊ သည်။ ကာသိကံ၊ သော။ ဝတ္ထံ၊ ကို။ နေဝ မက္ခေတိ သေယျထာပိ၊ သို့။ ကာသိကံ၊ သော။ ဝတ္ထံ၊ သည်။ မဏိရတနံ၊ ကို။ နာပိ မက္ခေတိ သေယျထာပိ၊ သို့။ ဘိက္ခုဝေ၊ တို့။ ဧဝေ ခေါ်၊ ငုံ့စိုင်းယူ ဤအတူ သာလျှင်။ ယဒါ၊ ၌။ ဗောဓိသတ္တော၊ သည်။ မာတုကုစ္ဆိမှာ၊ မှ။ နိက္ခမတိ၊ ၏။ တဒါ၊ ၌။ ဝိသဒေါ၊ သည်။ သာလျှင်။ ဟုတွာ၊ ၌။ နိက္ခမတိ၊ ၏။ ဥဒေန၊ သည်။ အမက္ခိတော၊ သည်။  သေမှေန၊ သည်။ အမက္ခိတော၊ သည်။ ရဟိရေန၊ သည်။ အမက္ခိတော၊ သည်။ ကေန စိ၊ သော။ အသုစိနာ၊ သည်။ အမက္ခိတော၊ သည်။ ဟုတွာ၊ ၌။ သုဒ္ဓေါ၊ သည်။ ဝိသ ဒေါ၊ သည်။ ဟုတွာ၊ ၌။ နိက္ခမတိ၊ ၏။ အယံ၊ ဤသို့ ဘုရားအလောင်းတော်၏ သန့်သန့် ရှင်းရှင်းဖွားမြင်တော်မူခြင်းသည်။ ဧတ္ထံ-ဧတသ္မိံ နိက္ခမနေ၊ ဤဖွားမြင်တော်မူခြင်း ၌။ ဓမ္မတာ၊ ပေတည်း။ (၁၃)

၃၀။ ဘိက္ခုဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ ယဒါ၊ ၌။ ဗောဓိသတ္တော၊ သည်။ မာတုကုစ္ဆိမှာ၊ မှ။ နိက္ခမတိ၊ ၏။ တဒါ၊ ၌။ ယေန ဥဒကေန၊ အကြင်ရေဖြင့်။ ဗောဓိသတ္တဿ စ၊ ဘုရားအလောင်းတော်၏လည်းကောင်း။ မာတု စ၊ မယ်တော်၏ လည်းကောင်း။ ဥဒကကိစ္စံ၊ ရေကိစ္စကို။ ကရောန္တိ၊ ပြုကြကုန်၏။ တဿ ဥဒကဿ၊ ထိုရေ၏။ သီတဿ၊ အေးသော။ ဥဒကဿ၊ ၏။ ဧကော၊ တစ်ခုသော။ ဓာရာ၊ အယဉ် လည်းကောင်း။ ဥဏှဿ၊ ပူသော။ ဥဒကဿ၊ ၏။ ဧကော၊ တစ်ခုသော။ ဓာရာ၊ ကောင်း။ (ဣတိ၊ သို့။) ဒွေ၊ ကုန်သော။ ဓာရာ၊ အယဉ်တို့သည်။ အန္တလိက္ခာ၊ ဆီးတားမထင် ကြား အပြင်ဖြင့် ရှုမြင်အပ်သော အဇဇာခွင် ထက်ကောင်းကင်မှ။ ပါတု ဘဝန္တိ၊ ထင် ရှားဖြစ်ကြကုန်၏။ အယံ၊ ဤသို့ ဘုရားအလောင်းတော်၏ ဖွားမြင်တော်မူရာ အခါ၌ နှစ်မျိုးသော ရေအေး၊ ရေနွေးတို့၏ ကောင်းကင်မှ ကျရခြင်းသည်။ ဧတ္ထံ- ဧတသ္မိံ နိက္ခမနေ၊ ၌။ ဓမ္မတာ၊ ပေတည်း။ (၁၄)

၃၁။ ဘိက္ခုဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ သမ္ပတိဇာတော၊ ယခုအခါ၌ ဖွားသော။ ဝါ၊ ဖွားကာစဖြစ်သော။ ဗောဓိသတ္တော၊ သည်။ သေတမ္ပိ၊ ဖြူသော။ ဘဒတ္ထ၊ ထီးကို။ အနုဓာရိယမာနေ၊ ဆောင်းမိုးအပ်သည်ရှိသော်။ သမေဟိ၊ ညီမျှကုန် သော။ ပါဒေဟိ၊ ခြေတော်တို့ဖြင့်။ ပတိဇ္ဇဟိတွာ၊ တည်တော်မူ၍။ ဝါ၊ ရပ်တော်မူ၍။ ဥတ္တရာဘိမုခေါ၊ မြောက်အရပ်သို့ ရှေးရှုမျက်နှာတော်မူလျက်။ သတ္တပဒဝိတိဟာရေန၊ ခုနစ်ဘဝါးလှမ်းခြင်းဖြင့်။ ဂစ္ဆတိ၊ ကြွသွားတော်မူ၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။

ဒိသာ စ၊ အရင်မျက်နှာတို့ကိုလည်း။ အနုဝိလောကေတိ၊ အစဉ်အတိုင်းလည်၍ကြည့်၏။
 ဂန္ဓာ စ၊ ကြွသွားတော်မူပြီး၍လည်းကောင်း။ အနုဝိလောကေတွာ စ၊ အစဉ်အတိုင်း
 လည်၍ကြည့်တော်မူပြီး၍လည်းကောင်း။ [ထည့်။] အာသဘိ၊ မြတ်သော။ ဝါ၊ မြတ်
 သောရှေးဘုရားအလောင်းတော်တို့၏ ဥစ္စာဖြစ်သော။ ဝါ၊ နွားလားနှင့်တူသော
 ရှေးဘုရားလောင်းတို့၏ ဥစ္စာဖြစ်သော။ ဝါစံ၊ စကားကိုလည်း။ ဘာသတိ၊ ဆိုတော်
 မူ၏။ ကိ၊ သို့။ ဘာသတိ၊ နည်း။ “အဟံ၊ ငါသည်။ လောကဿ၊ သတ္တလောကထက်။
 အဂ္ဂေါ၊ မြတ်သည်။ ဝါ၊ ပြဇာန်းသည်။ အသ္မိ၊ ဖြစ်တော်မူ၏။ အဟံ၊ သည်။ လောကဿ၊
 ထက်။ ဇေဋ္ဌော၊ အထူးသဖြင့်ကြီးသည်။ အသ္မိ၊ မူ၏။ အဟံ၊ သည်။ လောကဿ၊ ထက်။
 သေဋ္ဌော၊ အထူးသဖြင့်ချီးမွမ်းအပ်သည်။ ဝါ၊ မြတ်သည်။ အသ္မိ၊ မူ၏။ မေ၊ ငါ၏။
 အယံ ဇာတိ၊ ဤဇာတိသည်။ ဝါ၊ ဤဖြစ်ခြင်းသည်။ ဝါ၊ ဤပဋိသန္ဓေနေရခြင်းသည်။
 အန္တိမာ၊ နောက်ဆုံးဖြစ်သော။ ဇာတိ၊ ဇာတိပေတည်း။ ဝါ၊ ဖြစ်ခြင်းပေတည်း။
 ဝါ၊ ပဋိသန္ဓေနေရခြင်းပေတည်း။ ဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ မေ၊ အား။
 ပုနတ္ထဝေါ၊ တဘန်ဘဝသစ်သည်။ ဝါ၊ တဘန်ဘဝသစ်၌ ဖြစ်ရခြင်းသည်။ နတ္ထိ၊
 မရှိတော့ပြီ”။ ဣတိ၊ သို့။ ဘာသတိ၊ ၏။ အယံ၊ ဤသို့ ဖွားကားစဖြစ်သောဘုရား
 အလောင်းတော်၏ မြောက်အရပ်သို့ ခုနစ်ဘဝ၊ လှမ်းကြွတော်မူခြင်း၊ အစဉ်အတိုင်း
 လည်၍ ကြည့်ရှုတော်မူခြင်း၊ မြတ်သောစကားကိုဆိုတော်မူခြင်းသည်။ ဣတ္ထိ-ဧတသ္မိ
 နိက္ခမနေ၌။ ဓမ္မတာ၊ ပေတည်း။ (၁၅)

၃၂။ သိက္ခဝေ၊ တို့။ သော၊ ကား။ ဓမ္မတာ၊ ပေတည်း။ ယဒါ၊ ၌။ ဗောဓိသတ္တော၊
 သည်။ မာတုကုစ္ဆိမှာ၊ မှ။ နိက္ခမတိ၊ ၏။ အထ-တသ္မိ၊ ကာလေ၊ ဖွားမြင်တော်မူရာ
 ထိုအခါ၌။ သဒေဝကော၊ သော။ သမာရကော၊ သော။ သမ္ဗဟူကော၊ သော။ လော
 ကေ၊ ၌လည်းကောင်း။ သဿမဏာ၊ မြဟူဏိယာ၊ သော။ သဒေဝမနုဿံ၊ သော။
 ပဇာယ၊ ၌လည်းကောင်း။ အပ္ပမာဏော၊ သော။ ဥဠာရော၊ သော။ ဩဘာသော၊
 သည်။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝံ၊ ကို။ အတိတ္တဓမ္မေ၊ သာလျှင်။ ပါတု ဘဝတိ၊
 ၏။ အယံ၊ ကုန်သော။ အသံဝုတာ၊ ကုန်သော။ အန္ဓကာရာ၊ ကုန်သော။ အန္ဓကာရတိမိ
 သာ၊ ကုန်သော။ ယာပိ တာ လောကန္တရိကာ၊ တို့သည်လည်း။ သန္တိ၊ ကုန်၏။ ယတ္ထပိ-
 ယာသု လောကန္တရိကာသုပိ၊ တို့၌လည်း။ ဧဝံမဟိဒ္ဓိကာ၊ ကုန်သော။ ဧဝံမဟာနုဘာဝါ၊
 ကုန်သော။ ဣမေ စန္ဒိမသုရိယာ၊ တို့သည်။ အာဘာယ၊ ဖြင့်။ နာနုဘောန္တိ၊ ကုန်။ တတ္ထပိ-
 တာသု လောကန္တရိကာသုပိ၊ တို့၌လည်း။ အပ္ပမာဏော၊ သော။ ဥဠာရော၊ သော။ ဩ
 ဘာသော၊ သည်။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝံ၊ ကို။ အတိတ္တဓမ္မေ၊ သာလျှင်။ ပါတု
 ဘဝတိ၊ ၏။ တတ္ထ-တာသု လောကန္တရိကာသု၊ တို့၌။ ယေပိ သတ္တာ၊ တို့သည်
 လည်း။ ဥပပန္နာ၊ ကုန်ပြီ။ တေပိ-သတ္တာ၊ တို့သည်လည်း။ တေနောဘာသေန၊ ဖြင့်။
 အညမညံ၊ အချင်းချင်း။ သဉ္ဇာနန္တိ၊ ကုန်၏။ ကိ၊ သို့။ သဉ္ဇာနန္တိ၊ ကုန်သနည်း။
 “ဘော၊ တို့။ အညေ၊ ကုန်သော။ ဣမေ-ဣမသ္မိ၊ နိရယေ၊ ၌။ ဥပပန္နာ၊ ကုန်သော။
 သတ္တာပိ၊ တို့သည်လည်း။ သန္တိ ကိရ၊ ကုန်သတတ်”။ ဣတိ၊ သို့။ သဉ္ဇာနန္တိ၊ ကုန်၏။
 ဒသသဟာယိ၊ သော။ အယဉ္ဇ လောကဓာတု၊ သည်လည်း။ သင်္ကမ္ပတိ၊ ၏။ သမ္ပ
 ကမ္ပတိ၊ ၏။ သမ္ပဝေဓတိ၊ ၏။ အပ္ပမာဏော၊ သော။ ဥဠာရော၊ သော။ ဩဘာ

သော စ၊ သည်လည်း။ လောကောဋ္ဌံ။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝံ၊ ကို။ အတိ
က္ကမ္မေဝ၊ ရှိသလျှင်။ ပါတု ဘဝတိ၊ ၏။ အယံ၊ သည်။ ဧတ္ထ-တေသ္မိံ နိက္ခမနေဋ္ဌံ။
ဓမ္မတာ၊ ပေတည်း။(၁၆)

ဒွတ္တိံ သမဟာပုရိသလက္ခဏာ

၃၃။ ဘိက္ခုဝေ၊ တို့။ ဝိပဿိမိ၊ ဝိပဿိအမည်ရှိသော။ ကုမာရေ၊ သတိုးသား
သည်။ ဝါ၊ မင်းသားသည်။ ဇာတေ၊ ဖွားမြင်ပြီးသည်ရှိသော်။ ဗန္ဓုမတော၊ ဗန္ဓုမာ
အမည်ရှိသော။ ရညော၊ အား။ အမစ္စာ၊ အမတ်တို့သည်။ ပဋိဝေဒေသံ၊ သံတော်ဦး
တင်ကြကုန်ပြီ။ ကိံ၊ သို့။ ပဋိဝေဒေသံ၊ ကုန်သနည်း?။ “ဒေဝ၊ အရှင်မင်းမြတ်။ တေ၊
အရှင်မင်းမြတ်အား။ ဝါ၊ ၏။ ပုတ္တော၊ သားတော်သည်။ ဇာတော၊ ဖွားမြင်ပါပြီ။
တံ-ပုတ္တံ၊ ကို။ ဒေဝေါ၊ သည်။ ပဿတု၊ ရှုစားတော်မူပါလော့”။ ဣတိ၊ သို့။ ပဋိဝေ
ဒေသံ၊ ကုန်ပြီ။ ဘိက္ခုဝေ၊ တို့။ ဗန္ဓုမာ၊ သော။ ရာဇော၊ သည်။ ဝိပဿိံ၊ သော။
ကုမာရံ၊ ကို။ အဒ္ဓသ၊ မြင်ရပြီ။ တနည်း-အဒ္ဓသ ခေါ်၊ မြင်ရပြီးသည်သာ။
ဝိပဿိံ၊ သော။ ကုမာရံ၊ ကို။ [လိုက်ပေး။] ဒိသ္မာ၊ မြင်ရ၍။ ဝါ၊ မြင်ရသည်ရှိသော်။
☞ နေမိတ္တံ၊ နိမိတ်ပါဌ်တတ်ကုန်သော။ မြာဟ္မဏော၊ ပုဏ္ဏားတို့ကို။ အာမန္တာပေတွာ၊
ခေါ်စေပြီး၍။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “နေမိတ္တံ၊
နိမိတ်ပါဌ်တတ်ကုန်သော။ ဘောန္တော မြာဟ္မဏာ၊ အရှင်ပုဏ္ဏားတို့သည်။ ကုမာရံ၊
ကို။ ပဿန္တု၊ ရှုကြည့်ကြကုန်လော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ ဘိက္ခုဝေ၊ တို့။ နိမိတ္တံ၊
ကုန်သော။ မြာဟ္မဏာ၊ တို့သည်။ ဝိပဿိံ၊ သော။ ကုမာရံ၊ ကို။ အဒ္ဓသံသု၊ မြင်ကြ
ရကုန်ပြီ။ တနည်း-အဒ္ဓသံသု ခေါ်၊ မြင်ကြရကုန်ပြီးသည်သာ။ ဝိပဿိံ၊ သော။
ကုမာရံ၊ ကို။ [လိုက်ပေး။] ဒိသ္မာ၊ ကုန်၍။ ဝါ၊ ကုန်သည်ရှိသော်။ ဗန္ဓုမန္တံ၊ သော။
ရာဇာနံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း။
“ဒေဝ၊ မြတ်။ (တွံသည်။) အတ္ထမနော၊ မိမိစိတ်ရှိသည်။ ဝါ၊ ဝီတိ၊ သောမနဿတို့
သည် ယူအပ်သောစိတ်ရှိသည်။ ဟောဟိ၊ ဖြစ်တော်မူပါလော့။ တေ၊ အား။
မဟေသက္ခော၊ သော။ ပုတ္တော၊ သည်။ ဥပ္ပန္နော၊ ပါပြီ။ မဟာရာဇ၊ မြတ်။ ယဿ
တေ၊ အကြင်အရှင်မင်းမြတ်၏။ ကုလေ၊ အမျိုး၌။ ဧဝရူပေါ၊ ဤသို့သဘောရှိသော။
ပုတ္တော၊ သည်။ ဥပ္ပန္နော၊ ပါပြီ။ တဿ ဘေ၊ ထိုအရှင်မြတ်အား။ လာဘာ၊ လာဘ်
ကောင်းလာဘ်မြတ်တို့သည်။ ဟောန္တိ၊ ဖြစ်ပါပေကုန်စွ။ မဟာရာဇ၊ မြတ်။ ယဿ တေ၊
၏။ ကုလေ၊ ၌။ ဧဝရူပေါ၊ သော။ ပုတ္တော၊ သည်။ ဥပ္ပန္နော၊ ပါပြီ။ တဿ တေ၊
ထိုအရှင်မင်းမြတ်သည်။ (မနုဿတ္တံ၊ လူ၏အဖြစ်ကို။) သုလန္တံ၊ ကောင်းစွာရအပ်ပါပေစွ။
ဒေဝ၊ မြတ်။ ဟိ၊ သားကောင်းရတနာဖြစ်ပုံ အလုံးစုံကို အကုန်အစင် သံတော်ဦး
တင်ပါအံ့။ အယံ ကုမာရော၊ သည်။ [သမန္တာဂတော-၌စပ်။] ယေဟိ-ဒွတ္တိံ သမဟာ
ပုရိသလက္ခဏဟိ၊ အကြင်သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်၏ လက္ခဏာတို့
နှင့်။ ဝါ၊ အကြင်သုံးဆယ့်နှစ်ပါးသော မြတ်သော ယောက်ျားကို မှတ်ကြောင်းဖြစ်
သောလက္ခဏာ တို့နှင့်။ သမန္တာဂတဿ၊ ကောင်းစွာလျော်စွာ ယှဉ်သော။ ဝါ၊ ပြည့်စုံ
သော။ မဟာပုရိသဿ၊ မြတ်သောယောက်ျားအား။ [ဘဝန္တိ-၌စပ်။] ဣမေဟိ ဒွတ္တိံ

သမဟာပုရိသလက္ခဏဟိတို့နှင့်။ သမန္တာဂတော၊ သော။ မဟာပုရိသော၊ သည်။
 [ဤပါဠိကား ထည့်သောပါဠိတည်း။] အဂါရံ၊ အိမ်ကို။ သစေ အဇ္ဈာဝသတိ၊ အကယ်
 ၍ စိုးအုပ်သမှုပိုင်းခြားပြု၍နေခဲ့အံ့။ တနည်း-အဂါရံ၊ အိမ်၌။ သစေ အဓိအာဝသတိ၊
 အကယ်၍ပိုင်းခြား၍နေခဲ့အံ့။ ဧဝံ အဇ္ဈာဝသန္တေ၊ ဤသို့နေခဲ့သည်ရှိသော်။ စက္ကဝတ္တိ၊
 စကြာရတနာကို လည်စေတတ်သော။ ဓမ္မိကော၊ ဆယ်ပါးသောကုသိုလ်တရား၌ယှဉ်
 သော။ ဝါ၊ ဆယ်ပါးသော မကဲ့ရဲ့အပ်သော မင်းကျင့်တရား၌ယှဉ်သော။ ဓမ္မရာဇာ၊
 ဆယ်ပါးသော ကုသိုလ်တရားဖြင့် အလုံးစုံသော သတ္တလောကကို နှစ်သက်စေ
 တတ်သော။ ဝါ၊ ဆယ်ပါးသော မကဲ့ရဲ့အပ်သော မင်းကျင့်တရားဖြင့် အလုံးစုံ
 သော သတ္တလောကကို နှစ်သက်စေတတ်သော။ ဝါ၊ တရားသဖြင့် မင်းဖြစ်သော။
 ဝါ၊ တရားသဖြင့်ရအပ်သော မင်းအဖြစ်ရှိသော။ စာတုရန္တော၊ သမုဒ္ဒရာလေးစင်းဟူ
 သော အဆုံးအပိုင်းအခြားရှိသောမြေကို အစိုးရသော။ ဝိဇိတဝိ၊ အဇ္ဈ၊ ဗာဟိ နှစ်လီ
 နှစ်ပြင် ရန်များဖြင့်ကို အောင်မြင်ပြီနိသော။ ဇနပဒတ္ထာဝရိယပ္ပတ္တော၊ ဇနပုဒ်၏မြို့မြို့
 တည်တံ့ အရှည်ခံသည်၏အဖြစ်သို့ရောက်ရာဖြစ်သော။ ဝါ၊ မြို့မြို့တည်တံ့ အရှည်ခံသည်၏
 အဖြစ်သို့ရောက်သော ဇနပုဒ်ရှိရာဖြစ်သော။ ဝါ၊ ဇနပုဒ်၌မြို့မြို့တည်တံ့ အရှည်ခံသည်
 ၏အဖြစ်သို့ရောက်သော။ သတ္တရတနသမန္တာဂတော၊ ခုနစ်ပါးသောရတနာနှင့်ပြည့်
 စုံသော။ ရာဇာ၊ သည်။ ဟောတိ၊ ဖြစ်တတ်ပါ၏။ တဿ-ရညော၊ အား။ သတ္တ၊
 ခုနစ်ပါးကုန်သော။ ဣမာနိ ရတနာနိ၊ ဤရတနာတို့သည်။ ဝါ၊ ဤဓမ္မလျော်စေတတ်
 သော ပစ္စည်းဝတ္ထုတို့သည်။ ဝါ၊ ဤစိတ်၌ထားအပ်သော ပစ္စည်း ဝတ္ထု တို့သည်။
 ဘဝန္တိ၊ ဖြစ်ပါကုန်၏။ သေယျထိဒံ၊ ထိုခုနစ်ပါးသော ရတနာတို့ဟူကုန်သည် အဘယ်
 သည်တို့နည်း။ တနည်း-တာနိ ရတနာနိ၊ ထိုရတနာတို့ဟူကုန်သည်။ သေယျထိဒံ၊ အ
 ဘယ်သည်တို့နည်း။ တနည်း-ဣဒံ-ဣမာနိ ရတနာနိ၊ ဤရတနာတို့ဟူကုန်သည်။ သေယျ
 ထာ၊ အဘယ်သည်တို့နည်း။ စက္ကရတနံ၊ စကြာရတနာလည်းကောင်း။ ဝါ၊ စက်ဘီးရတ
 နာလည်းကောင်း။ ဝါ၊ ဓမ္မလျော်ခြင်းကိုဖြစ်စေတတ်သော စက်ဘီးလည်းကောင်း။
 ဝါ၊ စိတ်၌ထားအပ်သော စက်ဘီးလည်းကောင်း။ ဟတ္ထိရတနံ၊ ဆင်ရတနာလည်း
 ကောင်း။ ဝါ၊ ဓမ္မလျော်ခြင်းကို ဖြစ်စေတတ်သော ဆင်လည်းကောင်း။ ဝါ၊ စိတ်၌
 ထားအပ်သောဆင်လည်းကောင်း။ အဿရတနံ၊ မြင်းရတနာလည်းကောင်း။ ဝါ၊
 ဓမ္မလျော်ခြင်းကိုဖြစ်စေတတ်သော မြင်းလည်းကောင်း။ ဝါ၊ စိတ်၌ထားအပ်သော
 မြင်းလည်းကောင်း။ မဏိရတနံ၊ ပတ္တမြားရတနာလည်းကောင်း။ ဝါ၊ စိတ်ကိုဓမ္မလျော်
 စေတတ်သော ပတ္တမြားလည်းကောင်း။ ဝါ၊ စိတ်၌ထားအပ်သော ပတ္တမြားလည်း
 ကောင်း။ ဣတ္ထိရတနံ၊ မိန်းမရတနာလည်းကောင်း။ ဝါ၊ စိတ်ကိုဓမ္မလျော်စေတတ်
 သော မိန်းမလည်းကောင်း။ ဝါ၊ စိတ်၌ထားအပ်သော မိန်းမလည်းကောင်း။ ဂဟ
 ပတိရတနံ၊ အိမ်ရှင်သူကြွယ်ရတနာ လည်းကောင်း။ ဝါ၊ စိတ်ကို ဓမ္မလျော်စေတတ်
 သော သူကြွယ်လည်းကောင်း။ ဝါ၊ စိတ်၌ထားအပ်သော သူကြွယ် လည်းကောင်း။
 သတ္တမံ၊ ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။ ပရိဏာယကရတနမေဝ၊ သားကြီးရ
 တနာသာလျှင်လည်းကောင်း။ ဝါ၊ စိတ်ကို ဓမ္မလျော်စေတတ်သော သားကြီးသာ
 လျှင်လည်းကောင်း။ ဝါ၊ စိတ်၌ထားအပ်သော သားကြီးသာလျှင် လည်းကောင်း။

ဣတိ-ဣမာနိ၊ ဤသည်တို့ပင်တည်း။ ခေါ်ပန၊ သည်သာမကသေး။ အဿ-ရညော၊ အား။ ပရောသဟဿံ၊ တစ်ထောင်အလွန်ရှိသော။ သုရာ၊ ရဲရင့်ကုန်သော။ ဝီရိယ ရူပါ၊ ရဲရင့်သော ပုဂ္ဂိုလ်တို့၏ အကြောင်းဖြစ်သော ဝီရိယဟူသောသဘောရှိကုန် သော။ ပရသေနပုမဒ္ဒနာ၊ တပီးသောသူတို့၏ စစ်သည်ကို လွှမ်းမိုးနှိမ်နင်းနိုင်ကုန် သော။ ပုတ္တာ၊ သားတော်တို့သည်။ ဘဝန္တိ၊ ဖြစ်ပါကုန်၏။ သော-ရာဇာ၊ ထိုမင်းသည်။ သာဂရပရိယန္တိ၊ သမုဒ္ဒရာလေးစင်းဟူသော အပိုင်းအခြားရှိသော။ ဣမံ ပထဝီ၊ ဤ မြေကြီးကို။ အဒဏ္ဍေန၊ တုတ်လုံတံမရှိဘဲ။ ဝါ၊ တုတ်လုံတံမပါဘဲ။ အသတ္ထေန၊ ထား လက်နက်မရှိဘဲ။ ဝါ၊ ထားလက်နက်မပါဘဲ ။ ဓမ္မေန၊ တရားသဖြင့်။ အဘိဝိဇိယ၊ အောင်မြင်၍။ အဇ္ဈာဝသတိ၊ စိုးအုပ်သမှု ပိုင်းခြားပြု၍နေနိုင်၏။ ခေါ် ပန၊ သို့မဟုတ်။ အဂါရသ္မာ၊ အိမ်၌နေသူတို့၏ ဥစ္စာဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊ နွားကျောင်း မှုရှိရာဖြစ်သောလူ၏အဖြစ်မှ၊ နိက္ခမ္မ၊ ထွက်၍။ အနာဂါရိယံ၊ အိမ်၌နေသူတို့၏ဥစ္စာ ဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊ နွားကျောင်းမှုမရှိရာဖြစ်သော ရဟန်း၏အဖြစ် သို့။ ဝါ၊ ကို။ သစေ ပဗ္ဗဇတိ၊ အကယ်၍ကံ့ရောက်ခဲ့အံ့။ ဝါ၊ အကယ်၍ ကျင့်ခဲ့အံ့။ ဧဝံ ပဗ္ဗဇန္တေ၊ ဤသို့ကပ်ရောက်ခဲ့သည်ရှိသော်။ လောကေ၊ လောက၌။ အရဟံ၊ ကိလေသာ မှုမှေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူသော။ ဝိဝုဒ္ဓန္တဒေါ၊ ဘောက်ဖျက် အပ်ပြီးသော ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ကိလေသာ၊ တဏှာ-ဟူသောခုနစ် ပါးသော အမိုးရှိတော်မူသော။ ဝါ၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ကိလေ သာ၊ တဏှာ-ဟူသော ခုနစ်ပါးသော အမိုးကို ဘောက်ဖျက်တော်မူပြီးသော။ သမ္မာသမ္ဗုဒ္ဓေါ၊ ဘုရားသည်။ ဟောတိ၊ ဖြစ်တတ်ပါ၏။

တနည်း။ ။ဝိဝုဒ္ဓန္တဒေါ၊ သုံးပါးသော ကမ္မဝင်္ဂ၊ ဝိပါကဝင်္ဂ၊ ကိလေသဝင်္ဂမှ လည်းကင်း၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ကိလေသာ၊ တဏှာဟူသော ခုနစ်ပါး သော အမိုးမှလည်း ကင်းတော်မူပြီးသည်။ ဟုတွာ၊ ၍။ လောကေ၊ ၌။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သည်။ ဟောတိ၊ ၍။ (ဣတိ၊ သို့။) ဒွေဝ၊ နှစ်ပါးသာလျှင် ဖြစ်ကုန်သော။ ဂတိယော၊ ပြီးခြင်းတို့သည်။ ဘဝန္တိ၊ ဖြစ်ပါကုန်၏။ *အညာ၊ နှစ်ပါး သော ပြီးခြင်းမှတပီးကုန်သော။ ဂတိယော၊ တို့သည်။ န ဘဝန္တိ၊ မဖြစ်ပါကုန်။ ဧတဟိ ဒွတ္တိံ သမဟာပုရိသလက္ခဏေဟိ၊ ထိုသုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်၏ လက္ခဏာတို့နှင့်။ ဝါ၊ ထိုသုံးဆယ့်နှစ်ပါးသော မြတ်သောယောကျ်ားကို မှတ်ကြောင်း ဖြစ်သော လက္ခဏာတို့နှင့်။ သမန္တာဂတော၊ ကောင်းစွာလျော်စွာယှဉ်ပါ၏။ ဝါ၊ ပြည့်စုံ ပါ၏။ [ဧတဟိ-ဟု နိယမထည့်၍ ရှေ့နိယမဝါကျ၌ ပြန်စပ်။]

၃၄။ ဒေဝ၊ မြတ်။ အယံ ကုမာရော၊ သည်။ ယေဟိ- ဒွတ္တိံ သမဟာပုရိသလက္ခ ဏေဟိ၊ တို့နှင့်။ သမန္တာဂတဿံ၊ သော။ မဟာပုရိသဿ၊ အား။ ဣမေဟိ ဒွတ္တိံ

* မှတ်ချက် ။ ။ [အနညာ-ပုဂံကား အနာရမ္မဏံ ကတွာ ကဲ့သို့ “န အညံ အနညံ” ဟု သမာသ်တွဲရုံသာတွဲ၍ အနက်ပေးသောအခါ အညာ န ဘဝန္တိ- ဟု ပေးရမည်။]

သမဟာပုရိသလက္ခဏေဟိ၊ တို့နှင့်။ သမန္တာဂတော၊ သော။ မဟာပုရိသော၊ သည်။ [ထည့်သည်။] အဂါရံ၊ ကို။ သံစေ အဇ္ဈာဝသတိ၊ အံ။

တနည်း။ အဂါရံ၊ ဌ။ သစေ အဇ္ဈာဝသတိ၊ အံ။ ဧဝံ အဇ္ဈာဝသန္တေ၊ သော်။ စက္ကဝတ္ထိ၊ သော။ ဓမ္မိကော၊ သော။ ဓမ္မရာဇာ၊ သော။ စာတုရန္တော၊ သော။ ဝိဇိတာဝီ၊ သော။ ဇနပဒတ္တာဝရိယပ္ပတ္တော၊ သော။ သတ္တရတနသမန္တာဂတော၊ သော။ ရာဇာ၊ သည်။ ဟောတိ၊ နိ။ တဿ-ရညော၊ အား။ သတ္တ၊ ကုန်သော။ ဣမာနိ ရတနာနိ၊ တို့သည်။ ဘဝန္တိ၊ ပါကုန်၏။ သေယျထိဒံ၊ တို့နည်း။ စက္ကရတနံ၊ ကောင်း။ ဟတ္ထိရတနံ၊ ကောင်း။ အဿရတနံ၊ ကောင်း။ မဏိရတနံ၊ ကောင်း။ ဣတ္ထိရတနံ၊ ကောင်း။ ဂဟပတိရတနံ၊ ကောင်း။ သတ္တမံ၊ သော။ ပရိဏာယကရတနမေဝ၊ ကောင်း။ ဣတိ-ဣမာနိ၊ တို့ပင်တည်း။ ခေါ ပန၊ သေး။ အဿ-ရညော၊ အား။ ပရောသဟဿံ၊ သော။ သူရာ၊ ကုန်သော။ ဝိရင်္ဂရူပါ၊ ကုန်သော။ ပရသေနပ္ပမဒ္ဒနာ၊ ကုန်သော။ ပုတ္တံ၊ တို့သည်။ ဘဝန္တိ၊ ပါကုန်၏။ သော-ရာဇာ၊ သည်။ သာဂရပရိယန္တိ၊ သော။ ဣမံ ပထဝီ၊ ကို။ အဒဏ္ဍေန၊ မပါဘဲ။ အသတ္တေန၊ မပါဘဲ။ ဓမ္မေန၊ ဖြင့်။ အဘိဝိဇိယ၊ ရှိ။ အဇ္ဈာဝသတိ၊ နိ။ ခေါ ပန၊ သို့မဟုတ်။ အဂါရသ္မာ၊ မှ။ နိက္ခမ္မ၊ ရှိ။ အနာဂါရိယံ၊ သို့။ ဝါ၊ ကို။ သစေ ပဗ္ဗဇတိ၊ အံ။ ဧဝံ ပဗ္ဗဇန္တေ၊ သော်။ လောကေ၊ ဌ။ အရဟံ၊ သော။ ဝိဝုဒ္ဓဒေါ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သည်။ ဟောတိ၊ ပါ၏။ တနည်း-ဝိဝုဒ္ဓဒေါ၊ သည်။ ဟုတွာ၊ ရှိ။ လောကေ၊ ဌ။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သည်။ ဟောတိ၊ ပါ၏။ (ဣတိ၊ သို့။) ဒွေဝ၊ ကုန်သော။ ဂတိယော၊ တို့သည်။ ဘဝန္တိ၊ ပါကုန်၏။ အညာ၊ ကုန်သော။ ဂတိယော၊ တို့သည်။ န ဘဝန္တိ၊ ပါကုန်။ ကတမေဟိ စ၊ အဘယ်မည်သည်သာလျှင် ဖြစ်ကုန်သော။ တေဟိ ဒုတ္တိံ သမဟာပုရိသလက္ခဏေဟိ၊ တို့နှင့်။ သမန္တာဂတော၊ ပါသနည်း?။

၃၅။ ဒေဝ၊ မြတ်။ ဟိ၊ အဖြေကင်းကွာ မေးပုံစွာကို ကျယ်စွာချဲ့ထွင် သံတော်ဦးတင်ပါကုန်အံ့။ အယံ ကုမာရော၊ သည်။ သုပ္ပတိဋ္ဌိတပါဒေါ၊ ကောင်းစွာ အညီအမျှတည်သော ခြေရှိတော်မူခဲ့ပါ၏။ ဒေဝ၊ မြတ်။ အယံ ကုမာရော၊ သည်။ သုပ္ပတိဋ္ဌိတပါဒေါ၊ ကောင်းစွာအညီအမျှ တည်သောခြေရှိတော်မူသည်။ ယံပိ ဟောတိ၊ အကြင်လည်း ဖြစ်ခဲ့ပါ၏။ ဣဒမ္ပိ၊ ဤကောင်းစွာအညီအမျှတည်သော ခြေရှိတော်မူသည်၏အဖြစ်သည်လည်း။ ဣမဿ မဟာပုရိသဿ၊ ဤမြတ်သော ယောက်ျားအား။ ဝါ၊ နိ။ ဝါ၊ ဤယောက်ျားမြတ်အား။ ဝါ၊ နိ။ မဟာပုရိသလက္ခဏံ၊ မဟာပုရိသလက္ခဏာသည်။ ဝါ၊ မြတ်သော ယောက်ျား၏ လက္ခဏာသည်။ ဝါ၊ မြတ်သော ယောက်ျားကို မှတ်ကြောင်းဖြစ်သော လက္ခဏာသည်။ ဘဝတိ၊ ဖြစ်ပါ၏။ (၁)

☞ ဒေဝ၊ မြတ်။ ဣမဿ ကုမာရဿ၊ နိ။ ဟေဋ္ဌာပါဒတလေသု၊ အောက်ဖြစ်သော ခြေဘဝါးအပြင်တို့၌။ သဟဿာရာနိ၊ တစ်ထောင်သော အကန်ရှိကုန်သော။ ဝါ၊ တစ်ထောင်သော တောက်ဆံရှိကုန်သော။ သနေမိကာနိ၊ အကွပ်နှင့်တကွဖြစ်ကုန်သော။ ဝါ၊ တံကွနှင့်တကွဖြစ်ကုန်သော။ သနာဘိကာနိ၊ ချက်နှင့်တကွဖြစ်ကုန်သော။

ဝါ၊ ပုံတောင်းနှင့်တကွဖြစ်ကုန်သော။ သဗ္ဗကာရပရိပူရာနိ၊ အလုံးစုံသော အခြင်းအရာတို့ဖြင့် ပြည့်ကုန်သော၊ စက္ကာနိ၊ စက်ဘီးတို့သည်။ ဇာတာနိ၊ ဖြစ်ပါကုန်ပြီ။ ဒေဝ၊ မြတ်။ ဣမဿ ကုမာရဿ၊ ။ ။ ဟေဋ္ဌာပါဒတလေသု၊ တို့၌။ သဟဿာရာနိ၊ ကုန်သော။ သနေမိကာနိ၊ ကုန်သော။ သနာဘိကာနိ၊ ကုန်သော။ သဗ္ဗကာရပရိပူရာနိ၊ ကုန်သော။ စက္ကာနိ၊ တို့သည်။ ယဒ္ဓိ ဇာတာနိ၊ အကြင်လည်းဖြစ်ပါကုန်ပြီ။ ဣဒမ္ပိ၊ ဤ အောက်ခြေဘဝါးအပြင်တို့၌ စက်ဘီး၏ဖြစ်သည်၏အဖြစ်သည်လည်း။ ဣမဿ မဟာပုရိသဿ၊ အား။ ဝါ၊ ။ ။ မဟာပုရိသလက္ခဏံ၊ သည်။ ဘဝတိ၊ ပါ၏။ (၂)

ဒေဝ၊ အရှင်မင်းမြတ်။ ဟိ၊ သည်သာမကသေးပါ။ အယံ ကုမာရော၊ သည်။ အာယတပဏှိ၊ ရှည်လျားပြည့်စုံသော ပဏှောင့်ရှိတော်မူခဲ့ပါ၏။ ဒေဝ၊ မြတ်။ အယံ ကုမာရော၊ သည်။ အာယတပဏှိ၊ ရှည်လျားပြည့်စုံသော ပဏှောင့်ရှိတော်မူသည်။ ယဒ္ဓိ ဟောတိ၊ အကြင်လည်းဖြစ်ခဲ့ပါ၏။ ဣဒမ္ပိ၊ ဤရှည်လျားပြည့်စုံသော ပဏှောင့်ရှိတော်မူသည်၏အဖြစ်သည်လည်း။ ဣမဿ မဟာပုရိသဿ၊ အား။ ဝါ၊ ။ ။ မဟာပုရိသလက္ခဏံ၊ သည်။ ဘဝတိ၊ ပါ၏။ (၃)

ဒေဝ၊ မြတ်။ ဟိ၊ သည်သာမကသေးပါ။ အယံ ကုမာရော၊ သည်။ ဒီဗင်္ဂလီ၊ ရှည်သော လက်ချောင်း၊ ခြေချောင်းရှိတော်မူခဲ့ပါ၏။ ဒေဝ၊ မြတ်။ အယံ ကုမာရော၊ သည်။ ဒီဗင်္ဂလီ၊ သည်။ ယဒ္ဓိ ဟောတိ၊ ပါ၏။ ဣဒမ္ပိ၊ ဤရှည်သောလက်ချောင်း၊ ခြေချောင်းရှိတော်မူသည်၏အဖြစ်သည်လည်း။ ဣမဿ မဟာပုရိသဿ၊ အား။ ဝါ၊ ။ ။ မဟာပုရိသလက္ခဏံ၊ သည်။ ဘဝတိ၊ ပါ၏။ (၄) [နောက်နောက်သောပုဒ်များကိုလည်း ဤနည်းချည်းသာ ပြည့်ပြည့်စုံစုံပေးရမည်။]

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော၊ သည်။ မုဒုတလုနဟတ္ထပါဒေါ၊ နူးညံ့သိမ်မွေ့သော လက်၊ ခြေရှိတော်မူခဲ့ပါ၏။ ပ။ (၅)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော၊ သည်။ ဇာလဟတ္ထပါဒေါ၊ ဇာဖြင့်ဖွဲ့အပ်သကဲ့သို့ဖြစ်သော လက်၊ ခြေ၊ ရှိတော်မူခဲ့ပါ၏။ ဝါ၊ ဇာဖြင့်ဖွဲ့အပ်သော လေသောက်ပြုတင်းပေါက်နှင့်တူသော လက်၊ ခြေရှိတော်မူခဲ့ပါ၏။ ပ။ (၆)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော၊ သည်။ ဥဿင်္ဂပါဒေါ၊ အထက်၌တည်သော ခြေဘမုက်ရှိသော ခြေရှိတော်မူခဲ့ပါ၏။ ဝါ၊ အထက်၌တည်သော ခြေမုက်စီရှိသော ခြေရှိတော်မူခဲ့ပါ၏။ ပ။ (၇)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော၊ သည်။ ဧကီဇေဝံ၊ ဧကီမည်သောသား၏ မြင်းခေါင်းနှင့်တူသော မြင်းခေါင်းရှိတော်မူခဲ့ပါ၏။ ဝါ၊ တောဆိုက်နက်၏မြင်းခေါင်းနှင့်တူသော မြင်းခေါင်းရှိတော်မူခဲ့ပါ၏။ ပ။ (၈)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော၊ သည်။ ဝိတကောဝ၊ ရပ်လျက်သာလျှင်။ အနောနမန္တော၊ ကိုင်းညွတ်တော်မမူဘဲ၊ ဥဘောဟိ၊ နှစ်ဘက်ကုန်သော။ ပါဏိတလေဟိ၊ လက်ဝါးအပြင်တို့ဖြင့်။ ဇက္ကာနိ၊ ပုဆစ်ဗူးဝန်းတို့ကို။ ပရာမသတိ၊ သုံးသပ်တော်မူနိုင်ပါ၏။ ပရိမဇ္ဇတိ၊ ဆုပ်နယ်တော်မူနိုင်ပါ၏။ ပ။ (၉)

ဒေဝ၊ မြတ်၊ ဟိ၊ ပါ၊ အယံ ကုမာရော၊ သည်။ ကောသောဟိတဝတ္ထုဂုံယော၊ အိမ်
ဖြင့်ဖုံးလွှမ်းအပ်သော အင်္ဂါဇာတ်ရှိတော်မူပါ၏။ ဝါ၊ အိမ်ဖြင့်ဖုံးလွှမ်းအပ်သော အ
ဝတ်ဖြင့်လျှိုဝှက်အပ်သော အင်္ဂါဇာတ်ရှိတော်မူပါ၏။ ပ။ (၁၀)

ဒေဝ၊ မြတ်၊ ဟိ၊ ပါ၊ အယံ ကုမာရော၊ သည်။ သုဝဏ္ဏဝဏ္ဏော၊ ရွှေအဆင်းနှင့်
တူသော အဆင်းရှိသော ကိုယ်ရှိတော်မူပါ၏။ ဝါ၊ ရွှေအဆင်းနှင့်တူသောအဆင်း
ရှိတော်မူပါ၏။ ကဉ္စနသန္ဓိဘတ္တံစော၊ ရွှေအဆင်းနှင့်တူသော အရေရှိတော်မူပါ
၏။ ပ။ (၁၁)

ဒေဝ၊ မြတ်၊ ဟိ၊ ပါ၊ အယံ ကုမာရော၊ သည်။ သုခုမဆဝိ၊ နူးညံ့သိမ်မွေ့သောအရေ
ရှိပါ၏။ ဆဝိယာ၊ အရေ၏။ သုခုမတ္တာ၊ နူးညံ့သိမ်မွေ့သည်၏အဖြစ်ကြောင့်။
ရဇောဇလ္လံ၊ မြို့နဲ့မြို့ကြမ်းသည်။ ဝါ၊ မြို့အညစ်အကြေးသည်။ န ဥပလိမ္ပတိ၊ ကြာ
ဖက်ပေါ်တွင် ရေမတင်သို့ သန့်စင်ပကတိ စင်ကြယ်တိ၍ မကပ်ငြိမလိမ်းကံ့ပါ။ ပ။ (၁၂)

ဒေဝ၊ မြတ်၊ ဟိ၊ ပါ၊ အယံ ကုမာရော၊ သည်။ ဧကေကလောမော၊ တစ်ခုတစ်ခု
သောမွေးတွင်းတို့၌ တစ်ချောင်း တစ်ချောင်းသော အမွေး ရှိပါ၏။ ဧကကာနိ၊
တစ်ချောင်းတစ်ချောင်းကုန်သော။ လောမာနိ၊ အမွေးတို့သည်။ လောမက္ခပေသု၊ မွေး
တွင်းပေါက်တို့၌။ ဇာတာနိ၊ ပေါက်ရောက်ပါကုန်ပြီ။ ပ။ (၁၃)

ဒေဝ၊ မြတ်၊ ဟိ၊ ပါ၊ အယံ ကုမာရော၊ သည်။ ဥဒ္ဓဂ္ဂလောမော၊ အထက်သို့ အဖျား
လှည့်သောအမွေးရှိတော်မူပါ၏။ ဥဒ္ဓဂ္ဂါနိ၊ အထက်သို့ အဖျားလှည့်ကုန်သော။ နိလာ
နိ၊ ညိုကုန်သော။ အဉ္စနဝဏ္ဏာနိ၊ မျက်စဉ်းနှင့်တူသော အဆင်းရှိကုန်သော။ ကုဏ္ဍလာ
ဝဋ္ဋာနိ၊ နားချောင်းကဲ့သို့ လည်၍ပေါက်ကုန်သော။ ဒက္ခိကာဝဋ္ဋကဇာတာနိ၊ လက်ျာ
ရစ်လည်သည်ဖြစ်၍ ပေါက်ကုန်သော။ လောမာနိ၊ အမွေးတို့သည်။ ဇာတာနိ၊ ပေါက်
ရောက်ပါကုန်ပြီ။ ပ။ (၁၄)

ဒေဝ၊ မြတ်၊ ဟိ၊ ပါ၊ အယံ ကုမာရော၊ သည်။ မြဟ္မုဇုဂဏ္ဏော၊ မြဟ္မာမင်းကဲ့သို့
ဖြောင့်မတ်သောကိုယ်ရှိတော်မူပါ၏။ ပ။ (၁၅)

ဒေဝ၊ မြတ်၊ ဟိ၊ ပါ၊ အယံ ကုမာရော၊ သည်။ သတ္တုဿဒေါ၊ ပြည့်ဖြိုးတိုးပွား များ
သောအသားရှိသော နှစ်ဘက်သောလက်ဘမိုး၊ နှစ်ဘက်သောခြေဘမိုး၊ နှစ်ဘက်
သောပခုံးစွန်း၊ လည်ဂုတ်တို့၏အစွမ်းအားဖြင့် ခုနစ်ပါးသော ကိုယ်အစိတ်အပိုင်းရှိ
တော်မူပါ၏။ ဝါ၊ နှစ်ဘက်သောလက်ဘမိုး၊ နှစ်ဘက်သောခြေဘမိုး၊ နှစ်ဘက်သော
ပခုံးစွန်း၊ လည်ဂုတ်ဟူသော ခုနစ်ပါးသော အရပ်တို့၌ ပြည့်ဖြိုးတိုးပွား များသောအ
သားရှိတော်မူပါ၏။ ပ။ (၁၆)

ဒေဝ၊ မြတ်၊ ဟိ၊ ပါ၊ အယံ ကုမာရော၊ သည်။ သီဟပုဗ္ဗဒ္ဓကာယော၊ ခြင်္သေ့မင်း၏ရှေ့
ထက်ဝက်နှင့်တူသောကိုယ်ရှိတော်မူပါ၏။ ပ။ (၁၇)

ဒေဝ၊ မြတ်၊ ဟိ၊ ပါ၊ အယံ ကုမာရော၊ သည်။ စိတန္တရံသော၊ ပြည့်ဖြိုးတိုးပွားသော
ပခုံးစွန်းနှစ်ဘက်တို့၏အကြား အသားရှိတော်မူပါ၏။ ဝါ၊ ပြည့်ဖြိုးတိုးပွားသောလက်
ပြင်နှစ်ဘက်တို့၏အကြား အသားရှိတော်မူပါ၏။ ပ။ (၁၈)

ဒေဝမြတ်။ဟိ။ပ။အယံ ကုမာရော၊ သည်၊ နိဂြောပေရိမဏ္ဍသော၊ ပညောင်ပင်ကဲ့
 သို့ ဝန်းစိုင်းသောကိုယ်ရှိတော်မူပါ၏။ အဿ-ကုမာရဿ၊ ထိုမင်းသား၏။ ကာယော၊
 ကိုယ်တော်သည်။ ယာဝတကော၊ အကြင်မျှလောက်အတိုင်းအရှည်ရှိ၏။ အဿ-ကုမာ
 ရဿ၊ ၏။ ဗျာမော၊ အလုံတော်သည်။ တာဝတကော၊ ထိုမျှလောက် အတိုင်းအရှည်
 ရှိပါ၏။ အဿ-ကုမာရဿ၊ ၏။ ဗျာမော၊ တော်သည်။ ယာဝတကော၊ ရှိ၏။ အဿ-
 ကုမာရဿ၊ ၏။ ကာယော၊ တော်သည်။ တာဝတကော၊ ရှိပါ၏။ ပ။ (၁၉)

ဒေဝမြတ်။ဟိ။ပ။အယံ ကုမာရော၊ သည်။ သမဝဇ္ဇက္ခန္ဓော၊ အညီအမျှလုံးသော
 လည်ဂုံတံရှိတော်မူပါ၏။ ပ။ (၂၀)

☞ ဒေဝမြတ်။ဟိ။ပ။အယံ ကုမာရော၊ သည်။ * ရသဂ္ဂသဂ္ဂိ၊ အရသာကို ဆောင်တတ်
 သော ခုနစ်ထောင်သော မြတ်သော အကြောရှိတော်မူပါ၏။ ဝါ၊ အရသာကို
 အတွင်းသို့သွင်းတတ်သော ခုနစ်ထောင်သော အကြောအဖျားရှိတော်မူပါ၏။ ဝါ၊
 ခုနစ်ပါးသော အရသာကိုဆောင်တတ်သော တစ်ထောင်သော မြတ်သော အကြော
 ရှိတော်မူပါ၏။ ဝါ၊ ခုနစ်ပါးသော အရသာကို အတွင်းသို့သွင်းတတ်သော တစ်ထောင်
 သော အကြောအဖျားရှိတော်မူပါ၏။ ပ။ (၂၁)

* မှတ်ချက်။ ။ [ရသဂ္ဂသဂ္ဂိတိ ဧတ္ထ ရသံ ဂသန္တိတိ ရသဂ္ဂသံ၊ ရသဟရဏီ
 နမေတံ အဓိဝစနံ၊ တာ အဂ္ဂါ အဿာတိ ရသဂ္ဂသဂ္ဂိ။ (မဟာပဒါနသုတ်အဋ္ဌ
 ကထာ)။ ဤအဋ္ဌကထာအလို-ရသဂ္ဂသဂ္ဂိ ပုဒ်ကား မဟုဗ္ဗိဟိသမာသ်ပုဒ်တည်း။
 အဂ္ဂ-သဒ္ဓါ သေဋ္ဌဝါစက၊ ကေသာကေသီ၊ ဒန္တာဒန္တိ-ဟူသော ဗျတိဟာရ
 လက္ခဏမဟုဗ္ဗိဟိသမာသ်များကဲ့သို့ တေသုပုဒ္ဓိ-စသောသုတ်ဖြင့် ရသဂ္ဂသဂ္ဂ-
 မဟုဗ္ဗိဟိသမာသ်ပုဒ်၏ အစိတ် အ-ကို ဤ-ပြု။

ရသဂ္ဂသဂ္ဂိတိ မရုရာဒိဘေဒိ ရသံ ဂသန္တိ အန္တော ပဝေသေန္တိတိ
 ရသဂ္ဂသံ၊ ရသဂ္ဂသံနံ အဂ္ဂါ ရသဂ္ဂသဂ္ဂိ၊ တာ ဧတဿ သန္တိတိ ရသဂ္ဂသဂ္ဂိ။
 (မဟာပဒါနသုတ်ဋီကာ)။ ဤဋီကာအလို ရသဂ္ဂသဂ္ဂိပုဒ်ကား အဿတ္ထိ
 တဒ္ဓိတ်ပုဒ်တည်း။ ဒဏ္ဍာဒိဟော ဣက ဤ-သုတ်ဖြင့် ဤ၂စွည်းသက်၊ အဂ္ဂ-သဒ္ဓါ
 ကောဋံ၊ ဣဝါစက၊ ဤ အဋ္ဌကထာ၊ ဋီကာနည်းများကိုမှီး၍ ပဌမနှစ်ဝိကင်ကို
 ယောဇနာခွဲပေ၏။

မဟာပုရိသဿ ကိရ သတ္တရသဟရဏီသဟဿာနိ ဥဒ္ဓဂ္ဂါနိ ဟုတွာ
 ဂီဝါယမေဝ ပဋိမုက္ကာနိ။ (မဟာပဒါနသုတ် အဋ္ဌကထာ)။ ဤအဋ္ဌကထာ
 ပါဠိဝယ် သတ္တရသဟရဏီသဟဿာနိ-ဟူသောပုဒ်ကို အရသာကို ဆောင်
 တတ်သော ခုနစ်ထောင်သော အကြောတို့သည်-ဟုပေးရိုးပြုကြ၏။ သတ္တ
 နှင့် သဟဿ ကို သဟဿ တည်း။ သတ္တနှင့်မြှောက်ခဲ့သော် ခုနစ်ထောင်ပင်
 ဖြစ်၍ သဒ္ဓယုတ္တိ၊ အတ္ထယုတ္တိရှိ၏။

သို့ သဒ္ဓယုတ္တိ၊ အတ္ထယုတ္တိ ရှိသော်လည်း နှာရုတိ နဝနှာရသတာနိ-ဟု
 ဝိသုဒ္ဓိမဂ် အနုဿဘိကမ္မဋ္ဌာနနိဒ္ဒေသ၊ သတိပဋ္ဌာနဝိဘင်းအဋ္ဌကထာများ၌

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော သည်။ သီဟဟန၊ မြသေ့မင်း၏ အောက်မေးနှင့်တူသော မေးရှိတော်မူပါ၏။ပ။ (၂၂)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော သည်။ စတ္တာလီသဒန္တော၊ လေးဆယ် သောသွားရှိတော်မူပါ၏။ပ။ (၂၃)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရောသည်။ သမဒန္တော၊ ညီမျှသော သွားရှိတော် မူပါ၏။ပ။ (၂၄)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော သည်။ အဝိရဋ္ဌဒန္တော၊ မကဲ့သောသွား ရှိတော်မူပါ၏။ပ။ (၂၅)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော သည်။ သုသုတ္တဒါဋ္ဌော၊ အလွန်ဖြူသော အစွယ်ရှိတော်မူပါ၏။ပ။ (၂၆)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရော သည်။ ပဟုတဇိဋ္ဌော၊ နူးညံ့ ရှည်လျား ကျယ်ပြန့်ခြင်းအပြားရှိသော ဂုဏ်ရှိသည်ဖြစ်၍ဖြစ်သော လျှာရှိတော်မူပါ၏။ပ။(၂၇)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရောသည်။ မြဟ္မဿရော၊ မြဟ္မာမင်း၏ အသံနှင့် တူသော အသံရှိတော်မူပါ၏။ ကရဝိကာဘာဏီ၊ ကရဝိတ်ငှက်ပမာ သာယာစွာ ပြောဆိုလေ့ရှိတော်မူပါ၏။ပ။(၂၈)

ဒေဝ၊ မြတ်။ ဟိ၊ ပါ။ အယံ ကုမာရောသည်။ အဘိနီလနေတ္ထော၊ ညိုသင့်သော အရပ်၌ အလွန်ညိုသော မျက်လုံးရှိတော်မူပါ၏။ပ။(၂၉)

အကြောကိုးရာဆိုပြီး၍ လည်ပင်း၏အထက်အဘို့မှစ၍ ကိုယ်ကိုမြှေးယှက်လျက် နှလုံးသား၏ ရှေ့နံဘေးဖြင့် သက်ဆင်းသော အကြောမ ၅-ခု၊ နောက်နံဘေး ဖြင့်သက်ဆင်းသော အကြောမ ၄-ခု (၅+၄=၉)၊ လက်ျာနံဘေးဖြင့် သက်ဆင်းသော အကြောမ ၄-ခု (၅+၄=၉)၊ လက်ဝဲနံဘေးဖြင့် သက်ဆင်းသောအကြောမ ၄-ခု (၅+၄=၉)၊ လက်ျာလက်ကိုမြှေးယှက် လျက် လက်၏ ရှေ့နံဘေးဖြင့် သက်ဆင်းသော အကြောမ ၄-ခု (၅+၄=၉)၊ လက်၏ နောက်နံဘေးဖြင့် သက်ဆင်းသော အကြောမ ၄-ခု (၅+၄=၉)၊ လက်ဝဲလက်ကို မြှေးယှက်လျက် လက်၏ ရှေ့နံဘေးဖြင့် သက်ဆင်းသော အကြောမ ၄-ခု (၅+၄=၉)၊ လက်၏နောက်နံဘေး ဖြင့် သက်ဆင်းသော အကြောမ ၄-ခု (၅+၄=၉)၊ လက်ျာခြေကို မြှေးယှက်လျက် ခြေ၏ရှေ့နံဘေးဖြင့် သက်ဆင်းသော အကြောမ ၄-ခု (၅+၄=၉)၊ ခြေ၏နောက်နံဘေးဖြင့် သက်ဆင်းသော အကြောမ ၅-ခု (၅+၄=၉)၊ လက်ဝဲခြေကိုမြှေးယှက်လျက် ခြေ၏ရှေ့နံဘေးဖြင့် သက် ဆင်းသော အကြောမ ၄-ခု (၅+၄=၉)၊ ခြေ၏နောက်နံဘေးဖြင့် သက်ဆင်းသော အကြောမ ၄-ခု (၅+၄=၉)၊ ဤသို့ကိုယ်ကိုဆောင် တတ်သည်ဖြစ်၍ (သရီရဓာရက) မည်သော တကိုယ်လုံးကို မြှေးယှက်လျက် သက်ဆင်းသော (ကဏ္ဍရ) ခေါ်သော အကြောမကြီးပေါင်း ခြောက်ဆယ် ကိုသာ သရုပ်အားဖြင့် ဘွဲ့ဆိုခဲ့၏။ ကြွင်းသော သုခုမတရ အကြောများကို

ဒေဝမြတ်။ဟိ။ပေါ။အယံ ကုမာရောသည်။ ဝေါပခုမော၊ နိသောန္တားငယ်၏ မျက်လုံးအိမ်နှင့်တူသော မျက်လုံးအိမ်ရှိတော်မူပါ၏။ပ။(၃၀)

ဒေဝမြတ်။ဟိ။ပေါ။ဣမဿ ကုမာရဿ၊အား။ ဝါ။၏။ ဘမုကန္တရေ၊ နှစ်ဘက် သော မျက်မှောင်တို့၏အကြား၌။ ဩဒါတာ၊ ဖြူသော။ မုဒု၊နူးညံ့သော။ တူလသန္ဓိ ဘာ၊လက်ပံလဲနွယ်နှင့်တူသော။ ဥဏ္ဍာ၊မွှေးရှင်တော်သည်။ ဇာတာ၊မြစ်ပါ၏။ ဝါ၊ ပေါက်ရောက်ပါ၏။ ဒေဝမြတ်။ဣမဿ ကုမာရဿ၊အား။ ဝါ။၏။ ဘမုကန္တရေ၌။ ဩဒါဘာ၊သော။ မုဒု၊သော။တူလသန္ဓိဘာ၊ သော။ ဥဏ္ဍာ၊ သည်။ ယမ္ဗိ ဇာတာ၊ ပါ၏။ ဣဒမ္ဗိ၊ ဤနှစ်ဘက်သော မျက်မှောင်တို့၏အကြား ဖြူသော နူးညံ့သော မွှေး ရှင်တော်ပေါက်တော်မူသည်၏အဖြစ်သည်လည်း။ ဣမဿ မဟာပုရိသဿ၊ အား။ ဝါ။၏။မဟာပုရိသလက္ခဏံ၊သည်။ဘဝတိ၊ပါ၏။(၃၁)

ဒေဝမြတ်။ဟိ။ပေါ။ အယံ ကုမာရောသည်။ ဥဏ္ဍိသသိသော၊ သင်းကျပ်ပြားဖြင့် ဖွဲ့အပ်သော ဦးခေါင်းရှိသကဲ့သို့ဖြစ်တော်မူပါ၏။ ဝါ၊သင်းကျပ်ပြားကဲ့သို့ ဝန်းဝိုင်း

မဘွင့်ဆိုခဲ့၊ ထို့အတူ ခုဒ္ဒကပါဌ ခုတ္တိသကာရခဏ်း အဋ္ဌကထာ၌လည်း ဘွင့်ဆိုခဲ့၏။ ဤဝိသုဒ္ဓိမဂ်၊သမ္မော၊ခုဒ္ဒကပါဌမှတစ်ပါးသော ကျမ်းများ၌လည်း အကြောသရုပ်ကိုမတွေ့ရဘူးပေ။ ဤသို့ပေးရိုးပေးစဉ် အကြောပေါင်း ခုနစ် ထောင်ဟူသော ဆရာစဉ်ဆက်နည်းကိုမှီး၍ အကြောပေါင်း ခုနစ်ထောင် ဟူသော အနက်ကို ယောဇနာလိုက်၏။

အသီတိနိပါတ် သုတသောမဇာတ် အဋ္ဌကထာ၌ တတ္ထံ ရသာနန္တိ လောဏာ အဓိလ တိတ္ထက ကဋုက ခါရက မဓုရ ကသာဝ သင်္ခါတာနံ သတ္တန္တံ ရသာနံ အညတရံ ဥတ္တမရသမေတံ မဇ္ဇိနာမ-ဟု လောဏာအလွန် ငန်သောအရသာ။ အဓိလ၊ချဉ်သောအရသာ။ တိတ္ထက၊ ခါးသော အရသာ။ ကဋုက၊ စပ်သောအရသာ။ ခါရက၊အနည်းငယ်ငန်သောအရသာ။ မဓုရ၊ ချိုသောအရသာ။ ကသာဝ၊ ဖန်သောအရသာ- ဟူ၍ အရသာ ခုနစ်ပါးရှိ ကြောင်းကို ဘွင့်ဆိုခဲ့၏။ ထိုသုတသောမဇာတ်အဋ္ဌကထာကိုမှီး၍ သတ္တ ဟူသော ဝိသေသနပုဒ်ကို သဟဿ-ဟူသော ဝိသေသပုဒ်၌မစပ်ဘဲ ရသဟူ သောဝိသေသပုဒ်၌စပ်၍ ခုနစ်ပါးသော အရသာကို ဆောင်တတ်သော တထောင်သော မြတ်သော အကြောဟူ၍၎င်း၊ ခုနစ်ပါးသော အရသာကို ဆောင်တတ်သော တစ်ထောင်သော အကြောတို့၏ အဖျားဟူ၍၎င်း ယောဇနာခဲ့ပေ၏။

လိုရင်းအချုပ်ကား ဝိသုဒ္ဓိမဂ်၊သမ္မော၊ ဥဒ္ဒကပါဌအဋ္ဌကထာများ၌ သဗ္ဗ သတ္တသင်္ခရာဏနည်းအားဖြင့် နဝနာရသတာနိ-ဟု ဘွင့်ဆိုကြ၏။ ဤသတ္တ ရသဟရဏီသဟဿာနိ-ဟူသောပုဒ်ကိုကား ဘဝအဆုံးသို့ရောက်စေတော် မူသော ဘုရားအလောင်းတော်၏ တပါးသောသတ္တဝါတို့နှင့် မဆက်ဆံ သော ရသဂ္ဂသဂ္ဂိတာ လက္ခဏာဝိသေသကို ရည်ရွယ်၍ ဆို၏ ဟု ယူရမည်။ ဤသို့ယူခဲ့သော် ကျမ်းချင်းမဆန့်ကျင်ပေ။]

သောဦးခေါင်းရှိတော်မူပါ၏။ ဒေဝမြတ်။ အယံ ကုမာရော သည်။ ဥဏ္ဍိသသီသော သည်။ ယမ္ဗိ ဟောတိပါ၏။ ဣဒမ္ဗိဤသင်းကျပ်ပြားဖြင့်ဖွဲ့အပ်သော ဦးခေါင်းရှိသည် ၏အဖြစ်သည်လည်း။ ဝါ။ ဤသင်းကျပ်ပြားကဲ့သို့ ဝန်းဝိုင်းသော ဦးခေါင်းရှိသည် ၏အဖြစ်သည်လည်း။ ဣမဿ မဟာပုရိသဿ၊ အား။ ဝါ၏။ မဟာပုရိသလက္ခဏံ သည်။ ဘဝတိပါ၏။ (၃၂)

၃၆။ ဒေဝမြတ်။ အယံ ကုမာရော သည်။ ယေဟိ-ဒုတ္တိသမဟာပုရိသလက္ခဏဟိ၊ တို့နှင့်။ သမန္တာဂတဿ။ သော။ မဟာပုရိသဿ၊ အား။ ဣမေဟိ ဒုတ္တိသမဟာပုရိသ လက္ခဏဟိ၊ တို့နှင့်။ သမန္တာဂတော သော။ မဟာပုရိသော သည်။ အဂါရံကို။ သစေ အဇ္ဈာဝသတိအံ။ ဧဝံ အဇ္ဈာဝသန္တေ၊ သော်။ စက္ကဝတ္တိ၊ သော။ ဓမ္မိကော၊ သော။ ဓမ္မရာဇော၊ သော။ စာတုရန္တော၊ သော။ ဝိဇိတာဝိ၊ သော။ ဇနပဒတ္တာဝရိယပ္ပတ္တော၊ သော။ သတ္တရတနသမန္တာဂတော၊ သော။ ရာဇော သည်။ ဟောတိပါ၏။ တဿ-ရညော၊ အား။ သတ္တကုန်သော။ ဣမာနိ ရတနာနိ၊ တို့သည်။ ဘဝန္တိ၊ ပါကုန်၏။ သေယျ ထိဒံ၊ တို့နည်း။ စက္ကရတနံ၊ ကောင်း။ ဟတ္ထိရတနံ၊ ကောင်း။ အဿရတနံ၊ ကောင်း။ မဏိရတနံ၊ ကောင်း။ ဣတ္ထိရတနံ၊ ကောင်း။ ဂဟပတိရတနံ၊ ကောင်း။ သတ္တမံ၊ သော။ ပရိဏာယကရတနမေဝ၊ ကောင်း။ (ဣတိ-ဣမာနိ၊ တို့ပင်တည်း။) ခေါ ပန၊ သေး။ အဿ-ရညော၊ အား။ ပရောသဟဿံ၊ သော။ သူရာ၊ ကုန်သော။ ဝိရင်္ဂရူပါ၊ ကုန်သော။ ပရသေနပ္ပမဒ္ဒနာ၊ ကုန်သော။ ပုတ္တာ၊ တို့သည်။ ဘဝန္တိ၊ ပါကုန်၏။ သော-ရာဇော သည်။ သာဂရပရိယန္တံ၊ သော။ ဣမံ ပထဝီကို။ အဒဏ္ဍေန၊ ဘဲ။ အသတ္တေန၊ ဘဲ။ ဓမ္မေန၊ သဖြင့်။ အဘိဝိဇိယ၊ ရှိ။ အဇ္ဈာဝသတိ၊ နိုင်ပါ၏။ ခေါ ပန၊ ဟုတ်။ အဂါရသ္မာ၊ မှ။ နိက္ခမ္မ၊ ရှိ။ အနာဂါရိယံ၊ သို့။ ဝါကို။ သစေ ပဗ္ဗတိ၊ အံ။ ဧဝံ ပဗ္ဗဇန္တေ၊ သော်။ လောကော၊ ဌ။ အရဟံ၊ သော။ ဝိဝဋ္ဌန္တေ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သည်။ ဟောတိပါ၏။

တနည်း။ ။ ဝိဝဋ္ဌန္တေ၊ ပြီးသည်။ ဟုတ္တာ၊ ရှိ။ လောကော၊ ဌ။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သည်။ ဟောတိပါ၏။ (ဣတိ၊ သို့။) ဒွေဝ၊ ကုန်သော။ ဂတိယော၊ တို့သည်။ ဘဝန္တိ၊ ပါကုန်၏။ အညာ၊ ကုန်သော။ ဂတိယော၊ တို့သည်။ န ဘဝန္တိ၊ ပါကုန်။ ဣမေဟိ ဒုတ္တိသမဟာပုရိသလက္ခဏဟိ၊ တို့နှင့်။ သမန္တာဂတောပါ၏။ ဣတိ၊ သို့။ အဝေါနံ၊ သံတော်ဦးတင်ကြကုန်ပြီ။

ဝိပဿီသမညာ

၃၇။ ဘိက္ခဝေ၊ ဓဟန်းတို့။ အထ-တသ္မိံ ကာလောပုဏ္ဏားတို့ကိုခေါ်၍ နိမိတ် ပါဠိစေရာ ထိုအခါ၌။ ဗန္ဓုမာ၊ သော။ ရာဇော သည်။ နေမိတ္တေ၊ ကုန်သော။ မြာဟူဏေ၊ တို့ကို။ အဟတေဟိ၊ အစာမချေအပ်ကုန်သေးသော။ ဝတ္ထေဟိ၊ အဝတ်တို့ဖြင့်။ ဝါ၊ အဝတ်တို့ကို။ အတ္ထာဒါပေတွာ၊ ဖုံးလွှမ်းစေပြီး၍။ ဝါ၊ ဝယ်စေပြီး၍။ သဗ္ဗကာမေဟိ၊ အလုံးစုံသောကာမဂုဏ်တို့ဖြင့်။ ဝါ၊ အလုံးစုံအလိုရှိအပ်သောဝတ္ထုတို့ဖြင့်။ သန္တဓပ္ပဲ

သိ၊ကောင်းစွာရောင့်ရဲစေပြီ။ ဘိက္ခုဝေ၊တို့။ အထ-တသ္မိံ ကာလေ၊ ဖွားမြင်ပြီးရာ
 ထိုအခါ၌။ ဗန္ဓုမာ၊ သော။ ရာဇာ၊ သည်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ဝါ၊
 ၏။ ဓာတိယော၊ အထိန်းတော်တို့ကို။ ဥပဋ္ဌာပေသိ၊ လုပ်ကျွေးစေပြီ။ ဝါ၊ အနီး၌
 ထားပြီ။ အညာ၊ တပါးကုန်သော။ ဓာတိယော၊ အထိန်းတော်တို့သည်။ ဒီရံ၊ နိရည်
 ကို။ ပါယေန္တိ၊ သောက်ဖို့ စေကြကုန်၏။ ဝါ၊ တိုက်ကြကုန်၏။ အညာ၊ ကုန်သော။
 ဓာတိယော၊ တို့သည်။ နှာပေန္တိ၊ ရေချိုးစေကြကုန်၏။ အညာ၊ ကုန်သော။ ဓာတိ
 ယော၊ တို့သည်။ ဓာရေန္တိ၊ ဆောင်ကြကုန်၏။ အညာ၊ ကုန်သော။ ဓာတိယော၊ တို့
 သည်။ အင်္ဂေန၊ ရင်ခွင်ဖြင့်။ ပရိဟရန္တိ၊ ဆောင်ရွက်ကြကုန်၏။ ဘိက္ခုဝေ၊ တို့။ ခေါ
 ပန၊ စင်စစ်ကေန အမှန်အားဖြင့်။ ဇာတဿ၊ ဖွားမြင်သော။ ဝိပဿိဿ၊ သော။
 ကုမာရဿ၊ အား။ ဒိဝါ စေဝ၊ နေ့အခါ၌လည်းကောင်း။ ရတ္တိဉ္စ၊ ည၌အခါ၌
 လည်းကောင်း။ သေတစ္ဆတ္တံ၊ ထီးမြူကို။ ဓာရယိတ္ထံ၊ ဆောင်းမိုးအပ်ပြီ။ ကိံ၊
 အဘယ်သို့။ မနသိကတွာ၊ နှလုံးသွင်း၍။ ဓာရယိတ္ထံ၊ ဆောင်းမိုးအပ်သနည်း?။ “နံ-ကု
 မာရံ၊ ထိုမင်းသားကို။ သီတံ ဝါ၊ အအေးသည်သော်လည်းကောင်း။ ဥဏှံ ဝါ၊
 အပူသည်သော်လည်းကောင်း။ တိဏံ ဝါ၊ မြက်သည်သော်လည်းကောင်း။ ရဇော
 ဝါ၊ မြို့သည်သော်လည်းကောင်း။ ဥဿာဝေ၊ ဝါ၊ ဆီးနှင်းသည်သော်လည်းကောင်း။
 မာ ဗာဓယိတ္ထံ၊ မညှဉ်းဆဲမနှိပ်စက်ပါစေလင့်”။ ဣတိ-မနသိကတွာ၊ ၍။ ဓာရယိတ္ထံ၊
 ပြီ။ ဘိက္ခုဝေ၊ တို့။ ခေါ ပန၊ စင်စစ်ကေန အမှန်အားဖြင့်။ ဇာတော၊ သော။ ဝိပဿိ၊
 သော။ ကုမာရော၊ သည်။ ဝါ၊ ကို။ ဗဟုနော၊ များစွာသော။ ဇနဿ၊ လူအပေါင်း
 ၏။ ဝါ၊ သည်။ ဝိယော၊ ချစ်အပ်သည်။ မနာပေါ၊ စိတ်ကိုပွားစေတတ်သည်။ ဝါ၊
 စိတ်ဖြင့်ရောက်အပ်သည်။ ဝါ၊ စိတ်၏ရောက်ရာသည်။ အဟောသိ၊ ပြီ။ ဘိက္ခုဝေ၊ တို့။
 သေယုထာဝိ၊ မည်သည်။ ဥပ္ပလံ ဝါ၊ ကြာညိုသည်သော်လည်းကောင်း။ ဝါ၊ ကြာညိုကို
 သော်လည်းကောင်း။ ပဒုမံ ဝါ၊ ကြာပဒုံမှာသည်သော်လည်းကောင်း။ ဝါ၊ ကိုသော်
 လည်းကောင်း။ ပုဏ္ဏရိကံ ဝါ၊ ကြာပုဏ္ဏရိကံသည်သော်လည်းကောင်း။ ဝါ၊ ကိုသော်
 လည်းကောင်း။ ဝိယံ၊ ချစ်အပ်သည်။ မနာပံ၊ စိတ်ကိုပွားစေတတ်သည်။ ဝါ၊ စိတ်ဖြင့်ရောက်
 အပ်သည်။ ဝါ၊ စိတ်၏ရောက်ရာသည်။ အဿ သေယုထာဝိ၊ ဖြစ်ရာသကဲ့သို့။ ဘိက္ခုဝေ၊
 တို့။ ဧဝမေဝ ခေါ၊ သာလျှင်။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ဝါ၊ ကို။ ဗဟုနော၊
 သော။ ဇနဿ၊ ၏။ ဝါ၊ သည်။ ဝိယော၊ သည်။ မနာပေါ၊ သည်။ အဟောသိ၊ ပြီ။ အဿုဒံ၊
 စင်စစ်ကေန အမှန်အားဖြင့်။ သော-ကုမာရော၊ ကို။ အင်္ဂေနေဝ၊ တစ်ခုသောရင်ခွင်
 ဖြင့်သာလျှင်။ အင်္ဂံ၊ တစ်ခုသောရင်ခွင်သို့။ ပရိဟရိယတိ၊ ဆောင်အပ်၏။

၃၈။ ဘိက္ခုဝေ၊ တို့။ ခေါ ပန၊ အားဖြင့်။ ဇာတော၊ သော။ ဝိပဿိ၊ သော။ ကုမာ
 ရော၊ သည်။ မြဟ္မဿရော၊ မြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိတော်မူသည်။
 ဟုတွာ၊ ၍။ မဉ္ဇုဿရော စ၊ သာယာသော အသံရှိသည်လည်းကောင်း။ ဝဂ္ဂုဿရော စ၊
 ကောင်းသော အသံရှိသည်လည်းကောင်း။ မခုဿရော စ၊ ချိုသော အသံရှိသည်လည်း
 ကောင်း။ ဝါ၊ နားဝင်ချိုသော အသံရှိသည်လည်းကောင်း။ ပေမနိယဿရော စ၊ ချစ်
 အပ်သော အသံရှိသည်လည်းကောင်း။ အဟောသိ၊ ပြီ။ ဘိက္ခုဝေ၊ တို့။ သေယုထာဝိ၊
 မည်သည်။ ဟိမဝန္တေ၊ ဟိမဝန္တာအမည်ရှိသော။ ပဗ္ဗတေ၊ တောင်၌။ ကရိကာ

နာမကရဝိကအမည်ရှိသော။ သကုဏဇာတိ၊ ငှက်မျိုးသည်။ မဇ္ဈိယံရာ စသည်လည်းကောင်း။ ဝဂ္ဂုဿရာ စသည်လည်းကောင်း။ မဓုဿရာ စသည်လည်းကောင်း။ ပေမနိယဿရာ စသည်လည်းကောင်း။ ဟောတိ သေယျထာပိ၊ သို့။ ဘိက္ခဝေ၊ တို့။ ဧဝမေဝ ခေါ်သောလျှင်။ ဝိပဿီသော။ ကုမာရော၊ သည်။ မဇ္ဈိယာရော စသည်လည်းကောင်း။ ဝဂ္ဂုဿရော စသည်လည်းကောင်း။ မဓုဿရော စသည်လည်းကောင်း။ ပေမနိယဿရော စသည်လည်းကောင်း။ အဟောသိ၊ ပြီ။

၃၉။ ဘိက္ခဝေ၊ တို့။ ခေါ် ပန၊ အားဖြင့်။ ဇာတဿ၊ သော။ ဝိပဿီဿ၊ သော။ ကုမာရဿ၊ အား။ သုဒံ၊ စင်စစ်။ ကမ္မဝိပါကဇေန၊ ကံ၏အကျိုးနှင့်တကွ ဖြစ်သော။ ဝါ၊ ကံ၏အကျိုး၏အဖြစ်ဖြင့်ဖြစ်သော။ ယေန-ဒိဗ္ဗစက္ခုနာ၊ အကြင်နတ်၌ဖြစ်သော ဒိဗ္ဗစက္ခုနှင့်တူသော ပသာဒစက္ခုဖြင့်။ သမန္တာ၊ ဝန်းကင်ပတ်လည်အရပ်မှ။ ဒိဝါ စေဝါနေအခါ၌လည်းကောင်း။ ရတ္တိဉ္စ၊ ည၌အခါ၌လည်းကောင်း။ ယောဇနံ၊ တစ်ယူဇနာကို။ ဝါ၊ တစ်ယူဇနာ အတိုင်းအရှည်ရှိသောအရပ်ကို။ ပဿတိ၊ မြင်ရ၏။ ကမ္မဝိပါကဇံ၊ ကံ၏အကျိုးနှင့်တကွဖြစ်သော။ ဝါ၊ ကံ၏အကျိုး၏အဖြစ်ဖြင့်ဖြစ်သော။ တံ ဒိဗ္ဗစက္ခု၊ ထိုနတ်၌ဖြစ်သော ဒိဗ္ဗစက္ခုနှင့်တူသော ပသာဒစက္ခုသည်။ ပါတုရေဟောသိ၊ ထင်ရှားဖြစ်ပြီ။

၄၀။ ဘိက္ခဝေ၊ တို့။ ခေါ် ပန၊ အားဖြင့်။ ဇာတော၊ သော။ ဝိပဿီ၊ သော။ ကုမာရော၊ သည်။ အနိမိသန္တာ၊ မမှိတ်ဘဲလျက်။ ဝါ၊ မျက်တောင်မခတ်ဘဲလျက်။ ပေက္ခတိ၊ ရှုကြည့်၏။ သေယျထာပိ၊ မည်သည်။ တာဝတိံသာ၊ တာဝတိံသာနတ်ဘုံ၌ နေကြကုန်သော။ ဒေဝါ၊ နတ်တို့သည်။ အနိမိသန္တာ၊ မမှိတ်ကုန်ဘဲလျက်။ ဝါ၊ မျက်တောင်မခတ်ကြကုန်ဘဲလျက်။ ပေက္ခန္တိ သေယျထာပိ၊ ကြည့်ရှုကြကုန်သကဲ့သို့။ တထာ၊ ထိုအတူ။ ဇာတော၊ သော။ ဝိပဿီ၊ သော။ ကုမာရော၊ သည်။ အနိမိသန္တာလျက်။ ပေက္ခတိ၊ ၎င်း။ [ဤဝါကျ၌ ဒေဝါ တာဝတိံသာနောင် အနိမိသန္တာ ပေက္ခတိ-ဟူသောပါဌ်များ ပိုသည်။] ဘိက္ခဝေ၊ တို့။ ခေါ် ပန၊ အားဖြင့်။ ဇာတဿ၊ သော။ ဝိပဿီဿ၊ သော။ ကုမာရဿ၊ အား။ ဝါ၊ ၎င်း။ ဝိပဿီ ဝိပဿီတွေဝေ၊ ဝိပဿီ ဝိပဿီကုန်သောလျှင်။ သမညာ၊ အမည်သည်။ ဝါ၊ သညီခြစ်ကို ကောင်းစွာသိကြောင်း ဖြစ်သောအမည်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာပြီ။

၄၁။ ဘိက္ခဝေ၊ တို့။ အထ- ပစ္စာ၊ ဝိပဿီမင်းသား၏ ဖွားမြင်ပြီးရာ ကာလမှ နောက်၌။ ဗန္ဓုမာ၊ သော။ ရာဇာ၊ သည်။ အတ္ထကရဏော၊ တိုင်းကျိုးပြည်ကျိုးကို ပြုစီရင်ရာ ဖြစ်သော ရာဇပလ္လင်၌။ နိသိန္ဓော၊ နေလျက်။ ဝိပဿီ၊ သော။ ကုမာရံ၊ ကို။ အင်္ဂေ၊ ရင်ခွင်၌။ နိသိဒါပေဘ္ဘာ၊ နေစေ၍။ အတ္ထေ၊ အကျိုးတို့ကိုး အနုသာသတိ၊ ဆုံးမ၏။ ဘိက္ခဝေ၊ တို့။ သုဒံ၊ စင်စစ်ကောန်အမှန်အားဖြင့်။ တကြ-တသ္မိံ အနုသာသနေ၊ ထိုဆုံးမခြင်းသည်။ သတိ၊ ရှိခဲ့သော်။ တနည်း-တကြ-တသ္မိံ အနုသာသနေ၊ ထိုဆုံးမခြင်းကြောင့်။ ဝိပဿီ၊ သော။ ကုမာရော၊ သည်။ ပိတု၊ ခမည်းတော်၏။ အင်္ဂေ၊ ရင်ခွင်၌။ နိသိန္ဓော၊ နေလျက်။ ဣယေန၊ သင့်မြတ်သောအကြောင်းအားဖြင့်။ ဝိစေယု၊ ဝိစေယု၊ စုံစမ်းဆင်ခြင်၍ စုံစမ်းဆင်ခြင်၍။ အတ္ထေ၊ အကျိုးတို့ကို။ ပနာယတိ၊ သိမြင်တတ်၏။

ဝါ၊ ဖြစ်စေတတ်၏။ ဘိက္ခုဝေ၊ တို့။ ကုမာရော၊ သည်။ ဉ္ဇယေန၊ အားဖြင့်။ ဝိစေယျ ဝိစေယျ၊ ရှိ။ အတ္ထေ၊ တို့ကို။ ပနာယတိ၊ ၏။ ဣတိ-တသ္မာ၊ ထိုသို့စုံစမ်းဆင်ခြင်၍ အကျိုး တို့ နှိုသိမြင်တတ်သည်၏အဖြစ်ကြောင့်။ [ခေါ-သဒ္ဓါ ပဒပူရဏမျှသာ။] ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ဝါ၊ ၏။ ဘိယျောသော၊ လွန်ကဲသော။ မတ္တာယ၊ အတိုင်း အရှည်ဖြင့်။ တနည်း-မတ္တာယ၊ အတိုင်းအရှည်ထက်။ ဘိယျောသော၊ လွန်စွာ။ တနည်း-ဘိယျောသော မတ္တာယ၊ အတိုင်းအရှည်ထက် အလွန်။ ဝိပဿိ၊ ဝိပဿိတေ ဝ၊ ဝိပဿိဝိပဿိဟု၍သာလျှင်။ သမညာ၊ သည်။ ဥဒပါဒိ၊ ပြီ။

၄၂။ ဘိက္ခုဝေ၊ တို့။ အထ-ပစ္စာ၊ ဝိပဿိမင်းသားကို ဖွားမြင်ပြီးရာ ကာလမှ နောက်၌။ မန္တုမာ၊ သော။ ရာဇာ၊ သည်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ဧကံ၊ တစ်ဆောင်သော။ ဝဿိကံ၊ မိုဗ်းလ၌နေခြင်းကိုထိုက်သော။ ဝါ၊ မိုဗ်းလ၌နေ ခြင်းငှါထိုက်သော။ ပါသာဒံ၊ ပြာသာဒ်ကိုလည်းကောင်း။ ဧကံ၊ သော။ ဟေမန္တိကံ၊ ဆောင်းလ၌ နေခြင်းကိုထိုက်သော။ ဝါ၊ ဆောင်းလ၌ နေခြင်းငှါထိုက်သော။ ပါ သာဒံ၊ ကိုလည်းကောင်း။ ဧကံ၊ သော။ ဝိမ္ဗိကံ၊ နွေလ၌နေခြင်းကိုထိုက်သော။ ဝါ၊ နွေ လ၌ နေခြင်းငှါထိုက်သော။ ပါသာဒံ၊ ကိုလည်းကောင်း။ (ဣတိ၊ သို့။) တယော၊ သုံးဆောင်ကုန်သော။ ပါသာဒေ၊ တို့ကို။ ကာရာပေသိ၊ ပြုလုပ်စေပြီ။ ကာရာ ပေဘ္ဘာ၊ ပြုလုပ်စေပြီး၍။ [ပုဒ်ပြင်၍လိုက်စပ်။] ပဉ္စ၊ ဝါးပါးကုန်သော။ ကာမဂုဏေ၊ ကာမဂုဏ်တို့ကို။ ဝါ၊ ကာမအစုတို့ကို။ ဝါ၊ ကာမအနှောင်အဖွဲ့တို့ကို။ ဥပဋ္ဌာပေသိ၊ ဖြစ်စေပြီ။ ဘိက္ခုဝေ၊ တို့။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ တီသု၊ ကုန်သော။ တကြ- တေသု ပါသာဒေသု၊ ထိုပြာသာဒ်တို့တွင်။ ဝဿိကေ၊ သော။ ပါသာဒေ၌။ စတ္တာ ရော မာသေ၊ သေးလတို့ပတ်လုံး။ နိပ္ပုရိယေဟိ၊ ယောက်ျားမရှိကုန်သော။ တူရိယေဟိ၊ တူရိယာတို့ဖြင့်။ ပရိစာရယမာနော၊ ဣန္ဒြေတို့ကို ထိုမှဤမှလှည့်လည် ကျက်စားစေလျက်။ ဝါ၊ မြူးတူးပျော်ပါး ကစားလျက်။ [ဤပရိစာရယမာနော-ဟူသော ပါဠိသည် ပရိစာရိယမာနော-ဟု မူအစောင်စောင်၌ ပျက်လျက်ရှိသည်။] ပါသာ ဒါ၊ မှ။ ဟေဋ္ဌာ၊ အောက်သို့။ န ဩရောဟတိ၊ မသက်ဆင်း။ ဣတိ၊ ဤတွင်ပဋ္ဌမဘာဏ ဝါရကို ဆိုရန်စကားရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

ပဋ္ဌမဘာဏဝါရံ၊ ပဋ္ဌမဘာဏဝါရသည်။ ဝါ၊ တစ်ကြိမ်တစ်ခေါက်ရွတ်ဆို လောက်သော ရှေးဦးစွာသောဝါရသည်။ နိဋ္ဌိတံ၊ ပြီးပြီ။

ဇိတ္တုပုရိသ

၄၃။ ဘိက္ခုဝေ၊ တို့။ အထ-တသ္မိ၊ ကာလေးသုံးဆောင်သော ပြာသာဒ်တို့၌ အလှည့်ကျနေရာ ထိုအခါ၌။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ မဟုနံ၊ များစွာကုန် သော။ ဝဿာနံ၊ နှစ်တို့၏လည်းကောင်း။ မဟုနံ၊ များစွာကုန်သော။ ဝဿသတာနံ၊ အနှစ်အရာတို့၏လည်းကောင်း။ ဝါ၊ အရာသောနှစ်တို့၏လည်းကောင်း။ မဟုနံ၊ ကုန်သော။ ဝဿသဟာသာနံ၊ အနှစ်အထောင်တို့၏လည်းကောင်း။ ဝါ၊ အထောင် သောနှစ်တို့၏လည်းကောင်း။ အစ္စယေန၊ လွန်ရာအခါ၌။ ဝါ၊ လွန်ခြင်းကြောင့်။

သဘရထိ၊ ရထာဒိယိန္ဒိယိ၊ အာမန္တေသိသိစေပြီ၊ ဝါ၊ ပြောဆိုပြီ၊ ကိံ၊ သို့။ အာ
 မန္တေသိ၊ နည်း။ “သမ္မ သဘရထိ၊ အယုယံ တူ ရထာဒိယိန္ဒိယိ၊ ဝါ၊ အချင်း ရထာဒိယိန္ဒိယိ။
 (တွံ၊ သင်သည်။) ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကောင်းကုန် ကောင်းကုန်သော။ ဝါ၊ အလွန်ကောင်း
 ကုန်သော။ ယာနာနိ၊ ယာဉ်တို့ကို။ ယောဇေဟိ၊ ယှဉ်စေလော့။ ဝါ၊ က စေလော့။ မယံ၊
 ငါတို့သည်။ သုတူမိဒဿနာယ၊ ကောင်းသောမြေအရပ်ကိုကြည့်ရှုခြင်းငှါ။ ဥယျာန
 ဘူမိံ၊ ဥယျာဉ်မြေအရပ်သို့။ ဝါ၊ ကစားလျက်နေခြင်းငှါ အားထုတ်ကုန်သော
 ပုဂ္ဂိုလ်တို့သည် ကပ်ရောက်အပ်သော ဥယျာဉ်မြေအရပ်သို့။ ဝါ၊ ပျော်မြူးကစား လူအ
 များတို့ အင်အားထုတ်လတ် သွားလာအပ်သော ဥယျာဉ်မြေအရပ်သို့။ [ကိဋ္ဌာပိဟာ
 ရတ္ထံ ဥယျာဉ်တော်ယန္တိ ဥပဂစ္ဆန္တိ ဧတန္တိ ဥယျာနံ—ဟူသော မဟာပဓါနသုတ်ဒီကာ
 နှင့်အညီတည်း။] ဝစ္ဆာမ၊ သွားကြကုန်စို့။” ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။
 (ဧဝံ၊ ဤသို့။ ဝုတ္တော၊ ဝိပဿီမင်းသားက ပြောဆိုအပ်သည်ရှိသော်။) သဘရထိ၊ ရထာဒိ
 ထိန္ဒိယိ။ “ဒေဝ၊ အရှင်သားတော်။ ဧဝံ၊ ကောင်းလှပါပြီ။” ဣတိ ခေါ်၊ ဤသို့
 သဘလျှင်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ပဋိဝေဒေသိ၊ ရှေးရှုနားထောင်
 ပြီး၍။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကောင်းကုန် ကောင်းကုန်သော။ ဝါ၊ အလွန်ကောင်းကုန်
 သော။ ယာနာနိ၊ ယာဉ်တို့ကို။ ယောဇေဟိ၊ ယှဉ်စေပြီး၍။ ဝါ၊ က စေပြီး၍။
 ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ပဋိဝေဒေသိ၊ သိစေပြီ။ ဝါ၊ သံတော်ဦး
 တင်ပြီ။ ကိံ၊ သို့။ ပဋိဝေဒေသိ၊ နည်း။ “ဒေဝ၊ အရှင်သားတော်။ (မယာ၊ သည်။)
 ဧတ၊ အရှင်သားတော်အား။ ဝါ၊ ဤ။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကုန်သော။ ယာနာနိ၊ တို့ကို။
 ယုတ္တာနိ၊ ယှဉ်စေအပ်ပါကုန်ပြီ။ ဝါ၊ က စေအပ်ပါကုန်ပြီ။ ဒါနိ၊ ဤအခါ၌။ ဝါ၊
 ယခုအခါ၌။ (တွံ၊ အရှင်သားတော်မြတ်သည်။) ယဿ-ဂမနဿ၊ အကြင်သွားခြင်း၏။
 ကာလံ၊ အခါကို။ မညသိ၊ သိဟော်မူပါ၏။ (တဿ-ဂမနဿ၊ ထိုသွားခြင်း၏။
 ကာလံ၊ ကို။ ဒေဝေ၊ သည်။ ကရောတု၊ ပြုတော်မူပါလော့။) ဣတိ၊ သို့။ ပဋိဝေ
 ဒေသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ ရထာဒိယိန္ဒိယိက သံတော်ဦးတင်ရာ
 ထိုအခါ၌။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ဘဒ္ဒိ ဘဒ္ဒိ၊ သော။ ယာနံ၊ သို့။
 အဘိရုဟိတွာ၊ တက်စီး၍။ ဘဒ္ဒေဟိ ဘဒ္ဒေဟိ၊ ကုန်သော။ ယာနေဟိ၊ တို့ဖြင့်။
 ဥယျာနဘူမိံ၊ ဥယျာဉ်မြေအရပ်သို့။ နိယျာသိ၊ ထွက်သွားပြီ။

၄၄။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ဥယျာနဘူမိံ၊ သို့။
 နိယျန္တော၊ ထွက်သွားသည်ရှိသော်။ ပုရိသံ၊ ယောကျ်ားကို။ ဇိဏ္ဍံ၊ သက်ကြီးယိုယွင်း
 အိုမင်းသည်ဖြစ်၍။ ဝေါပိနသိဝကံ၊ ကောက်သောအခြင်ကဲ့သို့ ကောက်သည်ဖြစ်၍။
 ဧဘာဂ္ဂံ၊ ပခုံး၊ လည်ခါး၊ ခူးဆစ်အားဖြင့် သုံးပါးသောအရပ်တို့၌ အစမှစ၍ ကောက်
 သည်ဖြစ်၍။ ဒဏ္ဍပရာယဏံ၊ တောင်ငွေကိုကိုင်ခြင်းဟူသော ပြခန်းခြင်းရှိသော
 သွားခြင်းရှိသည်ဖြစ်၍။ ဝါ၊ တောင်ငွေဟူသော မြတ်သောသွားခြင်းရှိသည်ဖြစ်၍။
 အာတုရံ၊ ဇရာဖြင့်ကျင်နာသည်ဖြစ်၍။ ဂတယောဗ္ဗနံ၊ လွန်ပြီးသော နုပျိုသည်၏အဖြစ်
 ရှိသည်ဖြစ်၍။ ဝါ၊ လွန်ပြီးသောအရွယ်ရှိသည်ဖြစ်၍။ ပဝေခမာနံ၊ တုန်တုန်လှုပ်လှုပ်။
 ဝါ၊ တုန်တုန်ခိုက်ခိုက်။ ဝစ္ဆန္တိ၊ သွားသည်ကို။ အဒ္ဓဿ၊ မြင်ရပြီ။ တနည်း—အဒ္ဓဿ
 ခေါ်၊ မြင်ရပြီးသည်သာ။ တနည်း—ဇိဏ္ဍံ၊ ဖြစ်၍။ ဝေါပိနသိဝကံ၊ ဖြစ်၍။ အာတုရံ၊

ဖြစ်၍၊ဘောဂုံ၊ဖြစ်၍။ ဒဏ္ဍပရာယဏံ၊ဖြစ်၍။ ဂတယောဗ္ဗနံ၊ဖြစ်၍။ ပဝေဓမာနံ၊လှုပ်
 လှုပ်။ ဂစ္ဆန္တံ၊သွားသော။ ပုရိသံ၊ ကို။ အဒ္ဓသာ၊ မြင်ရပြီ။ တနည်း-အဒ္ဓသာ ခေါ်။
 မြင်ရပြီးသည်သာ။ ဇိဏ္ဍံ၊ ဖြစ်၍။ ဂေါပါနသိဝက်၊ ဖြစ်၍။ ဘောဂုံ၊ ဖြစ်၍။
 ဒဏ္ဍပရာယဏံ၊ဖြစ်၍။ အာတုရံ၊ ဖြစ်၍။ ဂတယောဗ္ဗနံ၊ဖြစ်၍။ ပဝေဓမာနံ၊လှုပ်လှုပ်။
 ဂစ္ဆန္တံ၊ သော။ ပုရိသံ၊ ကို။ [လိုက်ပေးသည်။] ဒိသ္မာ၊ မြင်ရ၍။ ဝါ၊ မြင်ရသည်
 ရှိသော်။ ဝါ၊ မြင်ရခြင်းကြောင့်။ သာရထိ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိ၊ သို့။ အာမန္တေ
 သိ၊ နည်း။ “သမ္ဗ သာရထိ၊ ထိန်း။ အယံ ပုရိသော။ ဤယောကျ်ားကို။ ကိ ပန
 ကတော၊ အသို့ပြုအပ်သနည်း။ အဿ-ပုရိသဿ၊ ၎င်း။ ကောသပိ၊ ဆံတို့သည်
 လည်း။ အညေသံ၊ တပါးကုန်သော။ (ပုရိသာနံ၊တို့၏။) ကောသာ ယထာ၊ ဆံတို့ကဲ့သို့။
 ဝါ၊ ဆံနှင့်တူကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ အဿ-ပုရိသဿ၊ ၎င်း။ ကာယောပိ၊
 ကိုယ်သည်လည်း။ အညေသံ၊ ကုန်သော။ (ပုရိသာနံ၊တို့၏။) ကာယော ယထာ၊ ကိုယ်
 ကဲ့သို့။ ဝါ၊ ကိုယ်နှင့်တူသည်။ န ဟောတိ၊ မဖြစ်”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဧဝံ၊ သို့။
 ဝုတ္တော၊ ဝိပဿီမင်းသားက ပြောဆိုအပ်သည်ရှိသော်။ သာရထိ၊ သည်။ ဝိပဿီ၊ သော။
 ကုမာရံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ သံတော်ဦး တင်ပြီ။ ကိ၊ သို့။ အဝေါစ
 နည်း။) “ဒေဝါတော်။ ဒေသော ပုရိသော၊ သည်။ ဇိဏ္ဍော နာမ၊ ဇိဏ္ဍမည်ပါ၏။
 ဝါ၊ သက်ကြီးယိုယွင်း အိုမင်းပြီးသောသူမည်ပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊
 သို့။ ဝုတ္တော၊ ရထားထိန်းက သံတော်ဦးတင်အပ်သည်ရှိသော်။ ဝိပဿီ၊ သော။ ကုမာ
 ရော၊ သည်။ သာရထိ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြောဆိုပြီ။ ကိ၊ သို့။ အဝေါစ၊
 နည်း။) [နောက်နောက်သော ဝါကျများကိုလည်း ဤနည်းချည်းသာ အနုသန္ဓေ
 ဆက်၍ဆက်၍ပေးရမည်။] * “သမ္ဗ သာရထိ၊ ထိန်း။ (တယာ၊ သည်။ ဝုစ္စမာနော၊
 ပြောဆိုအပ်သော။) ဒေသော ဇိဏ္ဍော နာမ၊ ဤဇိဏ္ဍမည်သည်။ ဝါ၊ ဤသက်ကြီးယိုယွင်း
 အိုမင်းသော ယောကျ်ားမည်သည်။ (အတ္ထတော၊ အနက်အားဖြင့်။ ဝါ၊ သဘော

* မှတ်ချက်။ ။ [ကိ ပနသော ဇိဏ္ဍော နာမာတိ ဒေသော တယာ
 ဝုစ္စမာနော ကိ အတ္ထတော၊ တံ မေ နိဗ္ဗါရေတွာ ကထေဟိတိ ဒေသတိ။
 (မဟာပဒါနသုတ်ဋီကာ)။ ဤဋီကာကိုမှီး၍ ယောဇနာလိုက်၏။ အနိဗ္ဗါရိတ-
 သရူပတ္တာ ဟိ တဿ အတ္ထနော မောမိသတ္တော လိင်္ဂသဗ္ဗနာမေန တံ
 ဝဒန္တော “ကိ” န္တိ အာဟ။ “ယထာ ကိ တေ ဇာတ” န္တိ ဗ္ဗယမေဝ ဟိ
 လောကေ ယေဘုယျတော ဇာယတိ ဣတ္ထိ ဝါ ပုရိသော ဝါ၊ တထာပိ
 တံ လိင်္ဂသဗ္ဗနာမေန ဝုစ္စတိ၊ ဧဝံသမ္ဗဒမိဒံ ဝေဒိတဗ္ဗံ။ (မဟာပဒါနသုတ်
 ဋီကာ)။ ၎င်းဇိဏ္ဍ၏မိမိတည်းဟူသော ဘုရားအလောင်းအား မထုတ်ပြအပ်
 သေးသောသရုပ်ရှိသည်၏အဖြစ်၊ ထုတ်ပြအပ်ပြီးသော သရုပ်မရှိသည်၏အ
 ဖြစ်ကြောင့် ဘုရားအလောင်းတော်သည် အလုံးစုံသော ဣတ္ထိလိင်၊ ပုလ္လိင်၊
 နပုလ္လိင်တို့နှင့် ဆက်ဆံသော ကိ-ဟူသော သဗ္ဗနာမ်ဖြင့် ထိုဇိဏ္ဍကို ပြော
 ဆိုလိုရကား ကိ-ဟု မိန့်တော်မူ၏ဟူလို၊ ကိ တေ ဇာတံ-ဟူသော ဥဒါ
 ဟရုဏ်ကဲ့သို့တည်း။

သရုပ် တရားကိုယ်အားဖြင့်။ ကိံ ပန၊ အဘယ်နည်း။ တံ ဇိဏ္ဏံ၊ ထိုဇိဏ္ဏကို။ ဝါ၊ ထိုသက်ကြီးယိုယွင်း အိုမင်းသော ယောက်ျားကို။ မေ၊ ငါ့အား။ နိဒ္ဓါရေတွာ၊ ထုတ်ဖော်၍။ တံ၊ သည်။ ကထေဟိ၊ ဖြေဆိုဦးလော့”။ ဣတိ၊ ဤသို့။ အဝေါစ၊ ဝိပဿီမင်းသားကပြောဆိုပြီ။ “ဒေဝ၊ တော်။ ဒေသော၊ ခေါ် ပုရိသော၊ ဤယောက်ျားသည်။ ဇိဏ္ဏော နာမ၊ ဇိဏ္ဏမည်ပါ၏။ ဒါနိ၊ ဤအခါ၌။ တေန-ဇိဏ္ဏေန၊ ထိုသက်ကြီးယိုယွင်း အိုမင်းသော ယောက်ျားသည်။ စိရံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။ ဇီဝိတဗ္ဗံ၊ အသက်ရှင်ရာသည်။ ဝါ၊ အသက်ရှင်ထိုက်သည်။ န တာဝိဿတိ၊ မဖြစ်ပါလိမ့်လတ္တံ့”။ ဣတိ၊ သို့။ အဝေါစ၊ ရထားထိန်းက သံတော်ဦးတင်ပြီ။ “သမ္မ သာရထိ၊ ထိန်း။ (သော ပုရိသော၊ သည်။ ဇရာဓမ္မော၊ အိုခြင်းသဘောရှိသည်။ ဇရံ၊ အိုခြင်းကို။ အနတိတော၊ မလွန်နိုင်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ တူ။) အဟမ္မိ၊ ငါသည်လည်း။ ဝါ၊ ငါလဲဘဲ။ ဇရာဓမ္မော၊ သည်။ ဇရံ၊ ကို။ အနတိတော၊ သည်။ အဗ္ဗိကိံ ပန၊ ဖြစ်သလော့?”။ ဣတိ၊ သို့။ အဝေါစ၊ ဝိပဿီမင်းသားက ပြောဆိုပြန်ပြီ။ “ဒေဝ၊ တော်။ သဗ္ဗေ၊ တစ်ယောက်မကြွင်း ခပင်းဥသို့ အလုံးစုံကုန်သော။ တူဉ္စ၊ အရှင်သားတော်သည်လည်းကောင်း။ မယဉ္စ၊ ဘုရားကျွန်တို့သည်လည်းကောင်း။ ဇရာဓမ္မော၊ ကုန်သည်။ ဇရံ၊ ကို။ အနတိတော၊ ကုန်သည်။ အမှာ၊ ဖြစ်ကြပါကုန်၏”။ ဣတိ၊ သို့။ အဝေါစ၊ ရထားထိန်းက သံတော်ဦးတင်ပြန်ပြီ။ “သမ္မသာရထိ၊ ထိန်း။ အဟံ၊ ငါသည်။ တေနဟိ၊ ထိုက်တွန်း၏။

ချဲ့အံ့- လောက၌များသောအားဖြင့် ဣတ္ထိလိင်၊ ပုလ္လိင်- ဤလိင်နှစ်ပါးသာ ဖြစ်မြဲတည်း။ သို့ဖြစ်မြဲဖြစ်သော်လည်း ထိုဣတ္ထိလိင်၊ ပုလ္လိင်ကို အလုံးစုံသော ဣတ္ထိလိင်၊ ပုလ္လိင်၊ နပုလ္လိင်တို့နှင့် ဆက်ဆံသော ကိံ-ဟူသော သဗ္ဗနာမ်ပုဒ်ဖြင့် ဆိုအပ်၏။ ဤ“ကိံ ပနသော ဇိဏ္ဏော နာမ”ဟူသောသဒ္ဓါကိုလည်း ဤအတူပြီးခြင်းရှိ၏ဟူ၍ ကိံ-သဒ္ဓါဖြင့်သာ ဟောအပ်၏ဟူ၍ သိအပ်၏ဟူလို။

ကာမဉ္စ ဣတ္ထိနိပိ တထာဥပကာရတ္တာ ဘဂဝါ ဂရုယေဝ၊ ပဓာနဘူတံ ပန လောကံ ဒဿေတံ ပုရိသလိင်္ဂေန ဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။ နေရုတ္တိကာ ပန အဝိသေသနိစ္ဆိတဋ္ဌာနေ တထာ နိဒ္ဓိဋ္ဌမိစ္ဆန္တိ။ ယထာ “နရာ နာဂါ စ ဂန္ဓဗ္ဗာ၊ အဘိဝါဒေတွာန ပတ္တမုန္တိ”။ တထာစာဟု-

နပုံသကေန လိင်္ဂေန၊ သဒ္ဓေါဒါဟု ပုမေန ဝါ။
 နိဒ္ဓိဿတီတိဉာတဗ္ဗ၊ မဝိသေသဝိနိစ္ဆိတေတိ။

(သီလက္ခန္ဓဝဂ် နိဒါနကထာ သောဋ္ဌသဂါထာဝတ္ထုနာ သီလက္ခန္ဓီကာသစ်)။

မြတ်စွာဘုရားသည် မိန်းမတို့အားလည်း ထိုသို့သောအခြင်းအရာအားဖြင့် ကျေးဇူးပြုတတ်သည်အဖြစ်ကြောင့် မိန်းမတို့၏လည်း ဆရာဖြစ်တော်မူပေသည်သာ။ သို့ဆရာဖြစ်သော်လည်း ပဓာနဖြစ်၍ ဖြစ်သော လောကကိုပြုခြင်းငှါ ပုလ္လိင်ဟော လောကသဒ္ဓါဖြင့် ဆိုအပ်၏ဟူ၍ မှတ်ရမည်ဟူလို။

တနည်း။ ။ (သမ္မ သာရထိ၊ ထိန်း။ မယုဗ္ဗိ၊ ငါ၏လည်း။ ကေသေဟိ၊ ဆံတို့သည်။ ဧဝရူပေဟိ၊ ဤသို့သဘောရှိကုန်သည်။ ယဒိ ဘဝိတဗ္ဗိ၊ အကယ်၍ ဖြစ်ရာခွဲအံ့။ ကာယေနစ၊ ကိုယ်သည်လည်း။ ဧဝရူပေန၊ ဤသို့သဘောရှိသည်။ ယဒိ ဘဝိတဗ္ဗိ၊ အကယ်၍ဖြစ်ရာခွဲအံ့။) တေနဟိ၊ ထိုသို့သူအိုယောကျ်ား၏ ဆံ၊ ကိုယ်ကဲ့သို့ဖြစ်ခဲ့သော်။ ဝါ၊ ထိုသို့သူအိုယောကျ်ား၏ ဆံ၊ ကိုယ်ကဲ့သို့ဖြစ်ခဲ့တပြီးကား။ ဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ အဇ္ဈ၊ ဤနေ့။ ဝါ၊ ယနေ့။ ဥယျာနတူမိယာ၊ ဥယျာဉ်မြေအရပ်ဖြင့်။ ဝါ၊ မြူးတူးပျော်ပါး က-စားလျက်နေရခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်တို့သည် ကပ်ရောက်အပ်သော ဥယျာဉ်မြေဖြင့်။ ဝါ၊ ပျော်မြူးက-စား လူအများတို့ အင်အားထုတ်လတ် သွားလာအပ်သော ဥယျာဉ်မြေအရပ်ဖြင့်။ အလံ၊ အကျိုးမရှိ။ ဣတောဝ-ဌာနတော၊ ဤသူအိုကိုမြင်ရာအရပ်မှသာလျှင်။ အန္တေပုရံ၊ နန်းတော်တွင်းသို့။ ပစ္စနိယျာဟိ၊ တဘန်မောင်းနှင့်ထွက်သွားလေလော့” ။ ဣတိ၊ သို့။ အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပြန်ပြီး ဘိက္ခဝေ၊ တို့။ သာရထိ၊ သည်။ “ဧဝ၊ တေဝ်။ ဧဝံ၊ ကောင်းလှပါပြီ” ။ ဣတိ ခေါ၊ သာလျှင်။ ဝိပဿိယာ၊ သော။ ကုမာရဿ၊ ၎င်း။ (ဝစနံ၊ စကားကို။) ပဋိဿုဘွာ၊ ပြီး၍။ တတောဝ-ဌာနတော၊ မှသာလျှင်။ အန္တေပုရံ၊ သို့။ ပစ္စနိယျာဟိ၊ တဘန်မောင်းနှင့်ထွက်သွားပြီ။ ဘိက္ခဝေ၊ တို့။ တတြ-တသ္မိံ၊ ဒဿနေ၊ ထိုသို့ သူအိုကိုမြင်ရခြင်းသည်။ သတိ၊ ဖြစ်ခဲ့သော်။ တနည်း-တတြ-တသ္မိံ၊ ဒဿနေ၊ ထိုသို့ သူအိုကိုမြင်ရခြင်းကြောင့်။ [သုဒ္ဓိ-ကား နိပါတ်မျှသာ။] ဝိပဿိ သော၊ ကုမာရော၊ သည်။ အန္တေပုရံ၊ သို့။ ဝတော၊ ရောက်သည်။ သမာနော၊ ဖြစ်သည်ရှိသော်။ ဒုက္ခိ၊ စိတ်၏ ဆင်းရဲခြင်းရှိသည်။ ဒုမ္မနော၊ မကောင်းသောစိတ်ရှိသည်။ ဟုတွာ၊ ၍။ ပဇ္ဈာယတိ၊ ငြီးငွေ့စိတ်ပျက် အကြံခက်လျက် သက်သက်စဉ်းစား အပြားအားဖြင့် ကြံ့မှိုင်၏။ ကိံ ဝစနံ၊ အဘယ်စကားကို။ ဝတွာ၊ ပြောဆို၍။ ပဇ္ဈာယတိ၊ သနည်း?။ “ဘော၊ ဒိုအချင်းတို့။ ယတြ ဟိ-ယဒယ ဇာတိယာ၊

သဒ္ဓါကျမ်းတတ်ဆရာမြတ်တို့သည်ကား အထူးမပြ သာမည ဆုံးဖြတ်အပ်သောအရာ၌ ထိုပုလိင်ဖြင့်သာ ညွှန်ပြခြင်းကို အလိုရှိကြကုန်၏။ ပြယုဂ်ကား “နရာ နာဂါ စ ဝန္တဗ္ဗာ၊ အဘိဝါဒေတွာန ပတ္တမံ” ဟူသည်တည်း။ ထို့ကြောင့်သာလျှင် နပုံသတေန လိင်္ဂေန။ ပ။ မဝိသေသဝိနိစ္ဆိတေ-ဟူ၍ဆိုကြကုန်ပြီ။

ဂါထာအနက်ကား-အဝိသေသဝိနိစ္ဆိတေ၊ အထူးမပြ သာမညအားဖြင့် ဆုံးဖြတ်အပ်သောအရာ၌။ နပုံသတေန၊ နပုံးဖြစ်သော။ လိင်္ဂေန ဝါ၊ လိင်ဖြင့်သော်လည်းကောင်း။ ပုမေန၊ ပုံးဖြစ်သော။ လိင်္ဂေန ဝါ၊ လိင်ဖြင့်သော်လည်းကောင်း။ သဒ္ဓေါ၊ သဒ္ဓါကို။ နိဗ္ဗိဿတိ၊ ညွှန်ပြအပ်၏။ ဣတိ၊ ဤသို့။ ဣတဗ္ဗိ၊ သိအပ်၏။ ဣတိ၊ သို့။ အာစရိယာ၊ ဆရာတို့သည်။ အာဟု၊ ဆိုကြကုန်ပြီ။ ဤဂါထာအတိုင်း ဤမဟာပဒါနသုတ်၌လည်း သာမညအရာဖြစ်၍ နပုံလိင်္ဂဟော ကိံ-သဒ္ဓါဖြင့် ညွှန်ပြအပ်၏ဟု ယူရမည်။ နောက်ပုဒ်များ၌လည်း နည်းတူမှတ်။]

အကြင်ဘေတဝိတည်း။ ဝါ၊ အကြင်ပဋိသန္ဓေနေခြင်းသည်။ သတိ၊ ရှိခဲ့သော်။ ဇာတဿ၊
 ဖြစ်ပြီးသော။ သတ္တဿ၊ သတ္တဝါအား။ ဇရာ၊ အိုရခြင်းသည်။ ပညာယိဿတိ
 နာမ၊ ထင်ရှားရတုံသေး၏။ သာ ဇာတိ နာမ၊ ထိုဘေတိ မည်သည်။ ဝါ၊
 ထိုပဋိသန္ဓေနေခြင်းမည်သည်။ ဝိ၊ အချက်မဟုတ် အနက်ယုတ်ကြောင့် စက်ဆုပ်ရွံရှာ
 အပ်သည်။ အတ္ထု ကိရ၊ ဖြစ်လေစွတကား။ ဣတိ-ဣဒံဝစနံ၊ ကို၊ ဝဘ္ဘာ၊ ရှိ။
 ပဉ္စာယတိ၊ ၎င်း။

၄၅။ ဘိက္ခုဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ ဝိပဿီမင်းသား၏ ဥယျာဉ်သို့
 မရောက်ဘဲ ပြန်လာရာ ထိုအခါ၌။ ဗန္ဓုမာ၊ သော။ ရာဇာ၊ သည်။ သာရထိံ၊ ကို။
 အာမန္တာပေတွာ၊ ခေါ်စေ၍။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊
 နည်း။ “သမ္ဗ သာရထိံ ထိန်း။ ကမ္မိ၊ အသို့နည်း။ ကုမာရော၊ သည်။ ဥယျာန
 ဘူမိယာ၊ ၌။ အဘိရမိတ္ထံ၊ မေ့လျော်၏လော။ သမ္ဗ သာရထိံ ထိန်း။ ကမ္မိ၊ နည်း။
 ကုမာရော၊ သည်။ ဥယျာနဘူမိယာ၊ ၌။ အတ္တမနော၊ မိမိစိတ်ရှိသည်။ ဝါ၊ ဝီတိ၊
 သောမနဿတို့သည် ယူအပ်သောစိတ်ရှိသည်။ အဟောသိ၊ ဖြစ်၏လော။ ဣတိ၊
 သို့။ အဝေါစ၊ ပြီ။ “ဒေဝ၊ အရှင်မင်းမြတ်။ ကုမာရော၊ သည်။ ဥယျာနဘူမိယာ၊ ၌။
 န ခေါ အဘိရမိတ္ထံ၊ မေ့လျော်ပါသည်သာ။ ဒေဝ၊ မြတ်။ ကုမာရော၊ သည်။
 ဥယျာနဘူမိယာ၊ ၌။ အတ္တမနော၊ သည်။ န ခေါ အဟောသိ၊ မဖြစ်ပါသည်သာ။”
 ဣတိ၊ သို့။ အဝေါစ၊ ရထာထိန်းကသံတော်ဦးတင်ပြီ။ “သမ္ဗ သာရထိံ ထိန်း။
 ကုမာရော၊ သည်။ ဥယျာနဘူမိံ၊ သို့။ နိယုန္ဓော၊ ထွက်သွားသည်ရှိသော်။ ဝါ၊
 ထွက်သွားစဉ် ကိံ၊ အဘယ်ကို။ အဒ္ဓဿ၊ မြင်ရသနည်း။ ဣတိ၊ သို့။ အဝေါစ၊
 ဗန္ဓုမာမင်းကပြောဆိုပြီ။ “ဒေဝ၊ မြတ်။ ကုမာရော၊ သည်။ ဥယျာနဘူမိံ၊ သို့။
 နိယုန္ဓော၊ သော်။ ဝါ၊ စဉ်။ ဇိဏ္ဏံ၊ ဖြစ်၍။ ဝေါပါနသိဝက်ံ၊ ဖြစ်၍။ ဘောဂ္ဂံ၊ ဖြစ်၍။
 ဒဏ္ဍပရာယဏံ၊ ဖြစ်၍။ အာတုရံ၊ ဖြစ်၍။ ဝတယောဗ္ဗနံ၊ ဖြစ်၍။ ပဝေမောနံ၊
 လှုပ်လှုပ်။ ဝစ္ဆန္တံ၊ သော။ ပုရိသံ၊ ကို။ အဒ္ဓဿ၊ ပါပြီ။ တနည်း-အဒ္ဓဿ ခေါ၊ ပါသည်
 သာ။ ဇိဏ္ဏံ၊ ဖြစ်၍။ ဝေါပါနသိဝက်ံ၊ ဖြစ်၍။ ဘောဂ္ဂံ၊ ဖြစ်၍။ ဒဏ္ဍပရာယဏံ၊ ဖြစ်၍။
 အာတုရံ၊ ဖြစ်၍။ ဝတယောဗ္ဗနံ၊ ဖြစ်၍။ ဝစ္ဆန္တံ၊ သော။ ပုရိသံ၊ ကို။ ဒိသ္မာ၊ ရှိ။ ဝါ၊
 သော်။ ဝါ၊ ကြောင့်။ မံ၊ ဘုရားကျွန်ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပါပြီ။
 ကိံ၊ သို့။ အဝေါစ၊ ပါသနည်း။ “သမ္ဗ သာရထိံ ထိန်း။ အယံ ပုရိသော၊ ကို။
 ကိံကတောပန၊ နည်း။ အဿ-ပုရိသဿ၊ ၎င်း။ ကေသာ၊ တို့သည်။ အညေသံ၊
 ကုန်သော။ ပုရိသာနံ၊ တို့၏။ ကေသာ ယထာ၊ တို့ကဲ့သို့။ န ဟောန္တိ၊ ကုန်။
 အဿ-ပုရိသဿ၊ ၎င်း။ ကာယောပိ၊ သည်လည်း။ အညေသံ၊ ကုန်သော။ ပုရိသာနံ၊
 တို့၏။ ကာယော ယထာ၊ ကဲ့သို့။ န ဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ အဝေါစ၊
 ဝိပဿီမင်းသားကပြောဆိုပါပြီ။ “ဒေဝ၊ တော်။ ဒေသာ ခေါ ပုရိသော၊ သည်။
 ဇိဏ္ဏော နာမ၊ ဇိဏ္ဏမည်ပါ၏။ ဣတိ၊ သို့။ အဝေါစံ၊ ဘုရားကျွန်က သံတော်ဦးတင်
 ရပါပြီ။ “သမ္ဗ သာရထိံ ထိန်း။ (တယာ၊ သည်။ ဝုစ္စမာနော၊ သော။) ဒေသာ
 ဇိဏ္ဏော နာမ၊ မည်သည်။ (အတ္တတော၊ အားဖြင့်။) ကိံ ပန၊ နည်း။ (တံ ဇိဏ္ဏံ၊
 ကို။ မေ၊ အား၊ နိဗ္ဗာရေတွာ၊ ရှိ။ တံ၊ သည်။ ကထေဟိ၊ လော့။) ဣတိ၊ သို့။

အဝေါစ၊ဝိပဿီမင်းသားကပြောဆိုပါပြီ။ ‘ဒေဝ၊တော်။ဧသော ခေါ ပုရိသော၊သည်။
 ဇိန္တော နာမပါ၏။ဒါနိ၊ ဌ။ တေန-ဇိန္တောန၊ သည်။ ဖိရံ၊ လုံး။ ဇီဝိတဗ္ဗံ၊ သည်။
 နာဘဝိဿတိ၊ ပါလိမ့်သတ္တံ’။ ဣတိ၊ သို့။ အဝေါစံ၊ ဘုရားကျွန်က သံတော်ဦးတင်ရ
 ပါပြီ။ ‘သမ္မ သာရထိ၊ထိန်း။ (သော ပုရိသော၊သည်။ဇရာဓမ္မော၊ သည်။ဇရံ၊ကို။အနတိ
 တော၊သည်။ဧဟာတိ ယထာ၊သို့။တထာ၊တူ။) အဟမ္မိ၊ သည်လည်း။ ဇရာဓမ္မော၊
 သည်။ဇရံ၊ကို။အနတိတော၊သည်။အမှိ ကိ° ပန၊လော’။ ဣတိ၊သို့။အဝေါစ၊ ဝိပဿီ
 မင်းသားက ပြောဆိုပါပြီ။ ‘ဒေဝ၊တော်။ သဗ္ဗေ၊ ကုန်သော။ တုဗ္ဗံ၊သင်သည်လည်း
 ကောင်း။ မယဉ္ဇ၊ တို့သည်လည်းကောင်း။ ဇာရာဓမ္မော၊ ကုန်သည်။ ဇရံ၊ ကို။ အနတိ
 တာ၊ကုန်သည်။ အမှာ၊ပါကုန်၏’။ ဣတိ၊ သို့။ အဝေါစံ၊ ဘုရားကျွန်က သံတော်
 ဦးတင်ရပါပြီ။ ‘သမ္မ သာရထိ၊ ထိန်း။ အဟံ၊ သည်။တေနဟိ၊ ၏။ တနည်း-သမ္မသာ
 ရထိ၊ထိန်း။ (မယုဗ္ဗိ၊၏လည်း။ ကေသေဟိ၊တို့သည်။ဧဝရူပေဟိ၊ ကုန်သည်။ ယဒိ ဘဝိ
 တဗ္ဗံ၊ရာခွဲအံ။ကာယေန စ၊ သည်လည်း။ ဧဝရူပေန၊ သည်။ ယဒိ ဘဝိတဗ္ဗံ၊ ရာခွဲ
 အံ။)တေနဟိ၊ခွဲသော်။ဝါ၊ တပြီးကား၊ဒါနိ၊ ဌ။ အဇ္ဇ၊ နေ့။ ဥယျာနဘူမိယာ၊ ဖြင့်။
 အလံ၊ မရှိ။ ဣတောဝ-ဌာနတော၊ မှသာလျှင်။အန္တေပုရံ၊ သို့။ ပစ္စနိယျာဟိ၊ တဘန်
 မောင်းနှင်သွားလော့’။ဣတိ၊သို့။အဝေါစ၊ ဝိပဿီမင်းသားက ပြောဆိုပါပြီ။ ‘ဒေဝ၊
 အရှင်မင်းမြတ်။အဟံ၊သည်။ ‘ဒေဝ၊ အရှင်သားတော်။ ဧဝံ၊ပါပြီ’။ဣတိ ခေါ၊ သာလျှင်။
 ဝိပဿီဿ၊ သော။ကုမာရဿ၊ သတိုးသား၏စကားတော်ကို။ ပဋိဿုတွာ၊ ပြီး၍။
 တတောဝ-ဌာနတော၊မှသာလျှင်။ အန္တေပုရံ၊ သို့။ ပစ္စနိယျာသိ°၊ပါပြီ။ ဒေဝ၊ မြတ်။
 သော ကုမာရော၊ သည်။ အန္တေပုရံ၊သို့။ဝတော၊သည်။သမာနော၊သော်။ ဒုက္ခိ၊သည်။
 ဒုမ္မနော၊သည်။ ဟုဘ္ဘာ၊ ၍။ ပဇ္ဈာယတိ၊ ပြီးငွေ့စိတ်ပျက် အကြံခက်လျက် သက်သက်
 စဉ်းစား အပြားအားဖြင့် ကြံမှိုင်ပါ၏။ကိ°၊ သို့။ ပဇ္ဈာယတိ၊ နည်း?။ ‘ဘော၊တို့။
 ယတြ ဟိ-ယာယ ဇာတိယာ၊သည်။သတိ၊သော်။ ဇာတဿ၊သော။သတ္တဿ၊အား။
 ဇရာ၊သည်။ပညာယိဿတိ နာမ၊ တံသေး၏။ သာ ဇာတိ နာမ၊ မည်သည်။ မိ၊
 အပ်သည်။အတ္ထု၊ကိရ၊တကား’။ဣတိ၊သို့။ပဇ္ဈာယတိ၊ ပါ၏’။ဣတိ၊ သို့။ အဝေါစ၊
 ရထားထိန်းက သံတော်ဦးတင်ပြီ။

ပျာဓိတပုရိသ

၄၆။ သို့ကွဝေ၊တို့။ အထ-တသို့° ကာလေ၊ရထားထိန်းက သံတော်ဦးတင်ရာ
 ထိုအခါ၌။ဗန္ဓု၊မဿ၊သော။ရညော၊ အား။ဧတံ-ပရိဝိက္ကနံ၊ ဤသို့သော အကြံသည်။
 အဟောသိ၊ ဖြစ်ပြီ။ ကိ°၊ အဘယ်သို့သောအကြံသည်။ အဟောသိ၊ ဖြစ်သနည်း?။
 ‘‘ဝိပဿီ၊သော။ကုမာရော၊သည်။ ရဇ္ဇံ၊မင်း၏ကိစ္စကို။ မာဟေဝ န ကာရေသိ၊မပြုဘဲ
 မနေစေပါလင့်။တနည်း-ဝိပဿီ၊သော။ကုမာရော၊သည်။ရဇ္ဇံ၊မင်း၏အဖြစ်ကို။ဝါ၊မင်း
 ၏ဖြစ်ကြောင်းဖြစ်ရာဖြစ်သော အစိုးရခြင်းကို။မဟာဇနေန၊ များစွာသောလူအပေါင်း
 ကို။မာဟေဝ န ကာရေသိ၊ မပြုစေဘဲ မနေစေပါလင့်။ဝိပဿီ၊ သော။ ကုမာရော၊
 သည်။အဝါရသ္မာ၊ အိမ်၌နေသော လူတို့၏ဥစ္စာဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊

နွားကျောင်းမှရှိရာဖြစ်သော လု၏အဖြစ်မှ။ နိက္ခမ္မထွက်၍။ အနာဂါရိယံ၊ အိမ်၌နေ
 သောလူတို့၏ဥစ္စာဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊ နွားကျောင်းမှရှိရာဖြစ်သော
 ရဟန်း၏အဖြစ်သို့။ ဝါ၊ ကို။ မာဟောဝ ပဗ္ဗဇိ၊ မကပ်ရောက်ပါစေလင့်။ ဝါ၊ မကျင့်ပါ
 စေလင့်။ နေမိတ္တာနံ၊ ကုန်သော။ မြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ စကားသည်။ သစ္စံ၊ မှန်
 ကန်သည်။ မာဟောဝ အဿ၊ မဖြစ်ပါစေလင့်။ ။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟော
 သိ၊ ဖြို။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှနှောက်၍။ ဗန္ဓု၊ မာ၊ သေ၊
 ရာဇာ၊ သည်။ ဝိပဿိယ၊ သော။ ကုမာရော၊ အား။ ဘိယျောသော၊ လွန်ကဲသော။ မတ္တာ
 ယ၊ အတိုင်းအရှည်ဖြင့်။ တနည်း-မတ္တာယ၊ အတိုင်းအရှည်ထက်။ ဘိယျောသော၊ လွန်
 စွာ။ တနည်း-ဘိယျောသော မတ္တာယ၊ အတိုင်းထက်အလွန်။ ယထာ၊ အကြင်သို့သော
 အခြင်းအရာအားဖြင့်။ ပဉ္စသု၊ ငါးပါးကုန်သော။ ကာမဂုဏေသု၊ ကာမဂုဏ်တို့ကို။
 ဝါ၊ ကာမအစုတို့ကို။ ဝါ၊ ကာမအနှောင်အဖွဲ့တို့ကို။ ဥပဋ္ဌာပိယမာနေသု၊ ဖြစ်စေအပ်
 ကုန်သည်ရှိသော်။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ရန္တံ၊ မင်း၏ကိစ္စကို။ * ကာရေယျ၊
 ပြုရာ၏။ တနည်း-ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ရန္တံ၊ မင်း၏အဖြစ်ကို။ ဝါ၊ မင်း၏
 ဖြစ်ကြောင်းဖြစ်ရာဖြစ်သော အစိုးရခြင်းကို။ မဟာဇနေန၊ များစွာသောလူအပေါင်းကို။
 ကာရေယျ၊ ပြုစေရာ၏။ တထာ၊ ထိုမင်းပြုလောက်အောင်သော အခြင်းအရာအားဖြင့်
 လည်းကောင်း။ ယထာ၊ အားဖြင့်။ ပဉ္စသု၊ ကုန်သော။ ကာမဂုဏေသု၊ တို့ကို။ ဥပဋ္ဌာပိယ
 မာနေသု၊ ရှိသော်။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမ္မ၊ ၍။ အနာဂါ
 ရိယံ၊ သို့။ ဝါ၊ ကို။ န ပဗ္ဗဇေယျ၊ မကပ်ရောက်ရာ။ ဝါ၊ မကျင့်ရာ။ တထာ၊ ထိုရဟန်းမပြုနိုင်
 လောက်အောင်သော အခြင်းအရာအားဖြင့်လည်းကောင်း။ ယထာ၊ အားဖြင့်။ ပဉ္စသု၊
 ကုန်သော။ ကာမဂုဏေသု၊ တို့ကို။ ဥပဋ္ဌာပိယမာနေသု၊ ရှိသော်။ နေမိတ္တာနံ၊ ကုန်
 သော။ မြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ သည်။ ခိစ္ဆာ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သည်။
 အဿ၊ ဖြစ်ရာ၏။ တထာ၊ ထိုပုဏ္ဏားတို့၏စကား၏ မှားယွင်းနိုင်လောက်အောင်သော
 အခြင်းအရာအားဖြင့်လည်းကောင်း။ [အဿ ဝစနန္တိဟု တိ-ဝိသည်။] ပဉ္စ၊ ကုန်သော။
 ကာမဂုဏာနိ၊ တို့ကို။ ဥပဋ္ဌာပေသိ၊ ဖြစ်စေပြီ။

ဘိက္ခဝေ၊ တို့။ တတြ-တသ္မိံ ဥပဋ္ဌာပနေ၊ ထိုသို့ ငါးပါးသောကာမဂုဏ်တို့ကို
 ဖြစ်စေခြင်းသည်။ သတိ၊ ရှိခဲ့သော်။ တနည်း-တတြ-တသ္မိံ ဥပဋ္ဌာပနေ၊ ထိုသို့ ငါး
 ပါးသောကာမဂုဏ်တို့ကို ဖြစ်စေခြင်းကြောင့်။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။
 ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတော၊ ပြည့်စုံသည်။ သမ္ပိတော၊
 ပြည့်စုံသည်ဖြစ်၍ဖြစ်သည်။ ဟုတွာ၊ ၍။ ပရိစာရေတိ၊ ဣန္ဒြေတို့ကို ထိုမှ ဤမှ လှည့်လည်
 ကျက်စားစေ၏။ ဝါ၊ မြူးတူးပျော်ပါး က-စား၏။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ကာမဂုဏ်တို့ကိုခံစားပြီးရာကာလမှနှောက်၍။ ဝိပဿိ၊
 သော။ ကုမာရော၊ သည်။ ဗဟုနံ၊ ကုန်သော။ ဝဿာနံ၊ တို့၏လည်းကောင်း။ ဗဟုနံ၊

* မှတ်ချက်။ ။ [ရန္တံကာရေယျ-ဟူသောဤပါဌသည်ရန္တံကာရေယျ-ဟု
 မူအစောင်စောင်၌ ပျက်လျက်ရှိကြသည်။ ရန္တံကာရေယျ-ရှိမှသင့်မည်။]

ကုန်သော။ ဝဿသတနံ၊ တို့၏လည်းကောင်း။ ဗဟူနံ၊ ကုန်သော။ ဝဿသဟဿာနံ၊
 တို့၏လည်းကောင်း။ အစ္စယေန၊ ဌ။ ဝါ၊ ကြောင့်။ သာရထိံ၊ ကို။ အာမန္တေသိ၊
 ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း၊ “သမ္ပ သာရထိံထိန်း။ တံ၊ သည်။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊
 ကောင်းကုန် ကောင်းကုန်သော။ ယာနာနိ၊ တို့ကို။ ယောဇေဟိ၊ လော့။ မယံ၊
 တို့သည်။ သုဘူမိဒဿနာယ၊ ငှါ။ ဥယျာနဘူမိံ၊ သို့။ ဂစ္ဆာမ၊ ကုန်စို့။” ဣတိ၊ သို့။
 အာမန္တေသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ သာရထိံ၊ သည်။ “ဒေဝ၊ တော်။ ဝေ၊ ပါဠိ”။
 ဣတိ ခေါ၊ သာလျှင်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ပဋိသုတွာ၊ ပြီး၍။
 ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကုန်သော။ ယာနာနိ၊ တို့ကို။ ယောဇေဟေတွာ၊ ပြီး၍။ ဝိပဿိဿ၊
 သော။ ကုမာရဿ၊ အား။ ပဋိဝေဒေသိ၊ ပြီ။ ကိံ၊ သို့။ ပဋိဝေဒေသိ၊ နည်း၊ “ဒေဝ၊
 တော်။ (မယာ၊ သည်။) တေ၊ အား။ ဝါ၊ ၏။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကုန်သော။
 ယာနာနိ၊ တို့ကို။ ယုတ္တာနိ၊ ပါကုန်ပြီ။ ဒါနိ၊ ဌ။ တံ၊ သည်။ ယဿ-ဂမနဿ၊ ၏။
 ကာလံ၊ ကို။ မညသိ၊ သိပါ၏။ တဿ-ဂမနဿ၊ ၏။ ကာလံ၊ ကို။ တံ၊ သည်။
 ကရောဟိ၊ ပါလော့”။ ဣတိ၊ သို့။ ပဋိဝေဒေသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိံ၊
 ကာလော ဌ။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ဘဒ္ဒံ ဘဒ္ဒံ၊ သော။ ယာနံ၊ သို့။
 အဘိရူဟိတွာ၊ ပြီး၍။ ဘဒ္ဒေဟိ ဘဒ္ဒေဟိ၊ ကုန်သော။ ယာနေဟိ၊ တို့ဖြင့်။ ဥယျာန
 ဘူမိံ၊ သို့။ နိယျာသိ၊ ပြီ။

၄၇။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ဥယျာနဘူမိံ၊ သို့။
 နိယျန္တော၊ သော်။ ပုရိသံ၊ ကို။ အာဗာဓိကံ၊ ပြင်းစွာနှိပ်စက်တတ်သော ဝိသဘာဂ
 ရောဂါရှိသည် ဖြစ်၍။* ဒုက္ခိတံ၊ ဖြစ်သောဆင်းရဲခြင်းရှိသည်ဖြစ်၍။ ဝါ၊ ဆင်းရဲခြင်း
 သို့ရောက်သည်ဖြစ်၍။ ဗာဠဂိလာနံ၊ သည်းထန်ပြင်းပြစွာ ဖျားနာသည်ဖြစ်၍။ သကော၊
 မိမိဥစ္စာဖြစ်သော။ မုတ္တကရိသေ၊ ကျင်ငယ်၊ ကျင်ကြီးဌ။ ပလိပန္နံ၊ နစ်မြုပ်သည်ဖြစ်၍။
 သယမာနံ၊ အိပ်ရသည်ကို။ အညေဟိ၊ တပီးကုန်သော။ ပုဂ္ဂလေဟိ၊ တို့သည်။
 ဝုဠာပီယမာနံ၊ ထစေအပ်သည်ကို။ အညေဟိ၊ ကုန်သော။ ပုဂ္ဂလေဟိ၊ တို့သည်။

* မှတ်ချက်။ ။ [ဒုက္ခိတန္တိ သဉ္ဇာတဒုက္ခံ။ (မဟာပဒါနသုတ်ဋီကာ)။
 ဤဋီကာပါဠိဖြင့် ဒုက္ခံ သဉ္ဇာတံ အဿာတိ ဒုက္ခိတော-ဟူသော သဉ္ဇာတ
 တဒ္ဓိတ်ကိုပြန်။ သဉ္ဇာတံ တာရကာဒိတို့တော-ဟူသော တဒ္ဓိတ်မောဂ္ဂလာန်
 သုတ်ဖြင့် သဉ္ဇာတအနက်၌ ဣတ-ပစ္စည်းသက်။ ဒုက္ခိတဿာတိ အတ္တနော
 သဟာယဿ ဒုက္ခပတ္တဿ။ (စတ္တာလီသနိပါတ် သုရဘင်္ဂဇာတ် အဋ္ဌကထာ)။
 ဤအဋ္ဌကထာအလို ဒုက္ခိတပုဒ်ကား သဉ္ဇာတတဒ္ဓိတ်မဟုတ် ဒုတိယာ
 တပျုရိသိသမာသ်တည်း။ ဒုက္ခံ ဣတော ဂတော ပတ္တောတိ ဒုက္ခိတော-
 ဟု ဝိပြိုဟ်ပြုအပ်၏။ ဒုက္ခသဒ္ဓါပပဒ ဣ-ဇာတ်၊ ဂတိအနက်ဟော တ-ပစ္စည်း
 တည်း။ ဆောင်ပြုအပ်ပြီးသော မဟာပဒါနသုတ်ဋီကာ၊ သရဘင်္ဂဇာတ်
 အဋ္ဌကထာများကိုမှီး၍ နှစ်နည်းယောဇနာလိုက်၏။ ဗျာဓိတော-စသော
 အလားတူပုဒ်များ၌လည်း နည်းတူမှတ်ရမည်။ အရာတိုင်းနည်းယူ။]

သံဝေသီယမာနံ၊ သွင်းအပ်သည်ကို။ ဝါ၊ ဝင်စေအပ်သည်ကို။ ဝါ၊ အိပ်စေအပ်သည်ကို။ ဝါ၊ သိပ်အပ်သည်ကို။ အဒ္ဓသာ၊ မြင်ရပြီးတနည်း-အဒ္ဓသာခေါ်၊ မြင်ရပြီးသည်သာ။ တနည်း-အာဗာဓိကံ၊ ဖြစ်၍။ ဒုက္ခိတံ၊ ဖြစ်၍။ ဗာဠဂိလာနံ၊ ဖြစ်၍။ သကော၊ သော။ မုတ္တကရိသေ၊ ဤ။ ပလိပန္နံ၊ ဖြစ်၍။ သယမာနံ၊ သော။ အညေဟိ၊ ကုန်သော။ ပုဂ္ဂလေဟိ၊ တို့သည်။ ဥဠာပီယမာနံ၊ သော။ အညေဟိ၊ တို့သည်။ သံဝေသီယမာနံ၊ သော။ ပုရိသံ၊ ကို။ အဒ္ဓသာ၊ ပြီ။ တနည်း-အဒ္ဓသာ ခေါ်၊ သည်သာ။ အာဗာဓိကံ၊ ဖြစ်၍။ ဒုက္ခိတံ၊ ဖြစ်၍။ ဗာဠဂိလာနံ၊ ဖြစ်၍။ သကော၊ သော။ မုတ္တကရိသေ၊ ဤ။ ပလိပန္နံ၊ ဖြစ်၍။ သယမာနံ၊ သော။ အညေဟိ၊ ကုန်သော။ ပုဂ္ဂလေဟိ၊ တို့သည်။ ဥဠာပီယမာနံ၊ သော။ အညေဟိ၊ ကုန်သော။ ပုဂ္ဂလေဟိ၊ တို့သည်။ သံဝေသီယမာနံ၊ သော။ ပုရိသံ၊ ကို။ [လိုက်ပေးသည်။] ဒိသ္မာ၊ ရှိ။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ သာရထိ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိ၊ သို့။ အာမန္တေသိ၊ နည်း။ “သမ္ပ သာရထိ၊ ထိန်း။ အယံ ပုရိသော၊ ကို။ ကိ၊ ပန ကတော၊ သနည်း။ အသံပုရိသဿ၊ ၏။ အက္ခိနိပိ၊ မျက်စိတို့သည်လည်း။ အညေသံ၊ ကုန်သော။ ပုရိသာနံ၊ တို့၏။ အက္ခိနိ ယထာ၊ မျက်စိတို့ကဲ့သို့။ ဝါ၊ မျက်စိနှင့်တူကုန်သည်။ န ဟောန္တိ၊ ကုန်။ အဿ-ပုရိသဿံ၊ ၏။ သရောပိ၊ အသံသည်လည်း။ အညေသံ၊ ကုန်သော။ ပုရိသာနံ၊ တို့၏။ သရော ယထာ၊ အသံကဲ့သို့။ ဝါ၊ အသံနှင့်တူသည်။ န ဟောတိ၊ ခဲ့”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ “ဒေဝ၊ တော်။ ဒေသာ ခေါ် ပုရိသော၊ သည်။ ဗျာဓိတော နာမ၊ ဗျာဓိတမည်ပါ၏။ ဝါ၊ ဖြစ်သောအနာရိသောပုဂ္ဂိုလ်မည်ပါ၏။ ဝါ၊ အနာသိုရောက်သောပုဂ္ဂိုလ်မည်ပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ရထားထိန်းက သံတော်ဦးတင်ပြီ။ “သမ္ပ သာရထိ၊ ထိန်း။ (တယာ၊ သင်သည်။ ဝုစ္စမာနော၊ ပြောဆိုအပ်သော။) * ဧသော ဗျာဓိတော နာမ၊ ထိုဗျာဓိတမည်သည်။ ဝါ၊ ထိုဖြစ်သောအနာရိသောပုဂ္ဂိုလ်မည်သည်။ ဝါ၊ ထိုအနာသိုရောက်သောပုဂ္ဂိုလ်မည်သည်။ (အတ္တတော၊ အနက်အားဖြင့်။ ဝါ၊ သဘော သရုပ် တရားကိုယ်အားဖြင့်။ (ကိ၊ ပန၊ အဘယ်နည်း။ (တံ ဗျာဓိတံ၊ ထိုဗျာဓိတကို။ ဝါ၊ ထိုဖြစ်သောအနာရိသောပုဂ္ဂိုလ်ကို။ ဝါ၊ ထိုအနာသိုရောက်သောပုဂ္ဂိုလ်ကို။ မေ၊ ငါ့အား။ နိဗ္ဗါရောဘာ၊ ထုတ်ဖော်၍။ တံ၊ သည်။ ကထေဟိ၊ ဖြေဆိုဦးလော့”။) ဣတိ၊ သို့။ အဝေါစ၊ ဝိပဿိမင်းသားကပြောဆိုပြီ။ “ဒေဝ၊ တော်။ ဧသော ခေါ် ပုရိသော၊ သည်။ ဗျာဓိတော နာမ၊ ပါ၏။) သော ပုရိသော၊ သည်။) တမ္ပာ အာဗာဓာ၊ ထိုအနာမ၊ အပေဝနာမ ဝုဠဟေယျ၊ အကယ်၍ ထင်္ဂြားအံ့လည်းမသိပါ။ ဝါ၊ ထမူလည်းထတန်ရာပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ရထားထိန်းက သံတော်ဦးတင်ပြီ။ “သမ္ပ သာရထိ၊ ထိန်း။ (သော ပုရိသော၊ သည်။ ဗျာဓိဓမ္မော၊ ဗျားနာရခြင်းသဘောရှိသည်။ ဗျာဓိ၊ ဗျားနာခြင်းကို။ အနတိတော၊ မလွန်နိုင်သည်။ ဟောတိ ယထာ၊ သကဲ့သို့။ တထာ၊ တူ။) အဟမ္ပိ၊ သည်လည်း။ ဗျာဓိဓမ္မော၊ သည်။ ဗျာဓိ၊ ကို။ အနတိတော၊ သည်။ အမ္ပိ ကိ၊ ပန၊ ဖြစ်ရသလော့”။ ဣတိ၊ သို့။ အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပြီ။ “ဒေဝ၊ တော်။ သဗ္ဗေ၊ ကုန်သော။ တုဗ္ဗ၊ သည်လည်း။

* မှတ်ချက်။ ။ [ဤဝါကျ၌ ကိ၊ ပန သော သမ္ပ သာရထိ-ဟု အချို့ မူများ၌ရှိ၏။ ကိ၊ ပနသော သမ္ပ သာရထိ-ရှိမှသာ ရှေ့နောက်ညီမည်။]

ကောင်း။မယဉ္ဇာတို့သည်လည်းကောင်း။ ဗျာမိဓမ္မာ၊ ကုန်သည်။ ဗျာမိ၊ ကို။ အနတိ တာ၊ ကုန်သည်။ အမှာ၊ ပါကုန်၏။” ဣတိ။ သို့။ အဝေါစ၊ ရထားထိန်းက သံတော်ဦး တင်ပြီ။ “သမ္ပသာရထိ၊ ထိန်း။ အဟံ၊ သည်။ တေနဟိ၊ ၏။

တနည်း။ ။ သမ္ပ သာရထိ၊ ထိန်း။ (မယဉ္ဇိ၊ ငါ၏လည်း။ အက္ခိဟိ၊ မျက်စိတို့သည်။ ဧဝ ရူပေဟိ၊ ဤသို့သဘောရှိကုန်သည်။ ယဒိ ဘဝိတဗ္ဗိ၊ အကယ်၍ဖြစ်ရာခွဲအံ့။ သ ရေန စ၊ အသံသည်လည်း။ ဧဝ ရူပေန၊ ဤသို့သဘောရှိသည်။ ယဒိ ဘဝိတဗ္ဗိ၊ ရာခွဲအံ့။) တေနဟိ၊ ထိုသို့သူနာ၏မျက်လုံး၊ အသံတို့ကဲ့သို့ ဖြစ်ရာခွဲတပြီးတကား။ ဝါ၊ ထိုသို့ သူနာ၏မျက် လုံး၊ အသံတို့ကဲ့သို့ ဖြစ်ရာသည်၏အဖြစ်ကြောင့်။ ဒါနိ၊ ဌ။ အဇ္ဈ၊ ယန္တေ၊ ဥယျာနဘူမိယာ၊ ဖြင့်။ အလံ၊ မရှိ။ တံ၊ သည်။ ဣတေဝ-ဌာနတော၊ ဤသူနာကို မြင်ရာအရပ်မှ သာလျှင်။ အန္တေပုရံ၊ သို့။ ပစ္စနိယျာဟိ၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ ဝိပဿိမင်းသားကပြော ဆိုပြီ။ ဘိက္ခဝေ၊ တို့။ သာရထိ၊ သည်။ “ဒေဝ၊ တော်။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဝိပဿိဿ၊ သော၊ ကုမာရဿ၊ ၏။ ဝစနံ၊ ကို။ ပဋိသုတွာ၊ ပြီး၍။ တတေဝ-ဌာနတော၊ မှသာလျှင်။ အန္တေပုရံ၊ သို့။ ပစ္စနိယျာသိ၊ ပြီး၊ ဘိက္ခဝေ၊ တို့။ တတြ-တသ္မိ၊ ဒဿနေ၊ ထိုသူနာကို မြင်ရခြင်းသည်။ သတိ၊ ရှိခဲ့သော်။ တနည်း-တတြ-တသ္မိ၊ ဒဿနေ၊ ထို သူနာကိုမြင်ရခြင်းကြောင့်။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ အန္တေပုရံ၊ သို့။ ဝတော၊ သည်။ သမာနော၊ သော်။ ဒုက္ခိ၊ သည်။ ဒုမ္ပနော၊ သည်။ ဟုတွာ၊ ၍။ ပဇ္ဇာယတိ၊ ၏။ ကိ၊ ဝစနံ၊ ကို။ ဝဘ္ဘာ၊ ၍။ ပဇ္ဇာယတိ၊ နည်း?။ “ဘော၊ တို့။ ယတြဟိ- ယာယ ဇာတိ ယာ၊ အကြင်ဇာတိသည်။ ဝါ၊ အကြင် ပဋိသန္ဓေနေခြင်းသည်။ သတိ၊ သော်။ ဇာတဿ၊ သော။ သတ္တဿ၊ အား။ ဇရာ၊ ဇရာသည်။ ဝါ၊ အိုခြင်းသည်။ ပညာယိဿတိ နာမ၊ ထင်ရှားရတုံသေး၏။ ဗျာမိ၊ သည်။ ဝါ၊ ဖျားနာရခြင်းသည်။ ပညာယိဿတိ နာမ၊ ထင်ရှားရတုံသေး၏။ သာ ဇာတိနာမထိုဇာတိမည်သည်။ ဝါ၊ ကို။ ဝါ၊ ထိုပဋိသန္ဓေ နေရခြင်းမည်သည်။ ဝါ၊ ကို။ မိ၊ အပ်သည်။ အတ္ထု ကိရာ၊ တကား”။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ၍။ ပဇ္ဇာယတိ၊ ၏။

၄၈။ ဘိက္ခဝေ၊ တို့။ အတ-တသ္မိ၊ ကာလေ၊ ဝိပဿိမင်းသား၏ ဥယျာဉ်သို့ မရောက်ဘဲ ပြန်လာရာထိုအခါ၌။ ဗန္ဓုမာ၊ သော။ ရာဇာ၊ သည်။ သာရထိ၊ ကို။ အာမန္တာပေတွာ၊ ၍။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိ၊ သို့။ အဝေါစ၊ နည်း?။ “သမ္ပ- သာရထိ၊ ထိန်း။ ကဗ္ဗိ၊ နည်း။ ကုမာရော၊ သည်။ ဥယျာနဘူမိယာ၊ ၍။ အဘိရမိတ္ထ၊ လော့။ သမ္ပ သာရထိ၊ ထိန်း။ ကိစ္စိ၊ နည်း။ ကုမာရော၊ သည်။ ဥယျာနဘူမိယာ၊ ၍။ အတ္တမနော၊ သည်။ အဟောသိ၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ “ဒေဝ၊ မြတ်။ ကုမာရော၊ သည်။ ဥယျာနဘူမိယာ၊ ၍။ န ခေါ၊ အဘိရမိတ္ထ၊ ပါသည်သာ။ ဒေဝ၊ မြတ်။ ကုမာရော၊ သည်။ ဥယျာနဘူမိယာ၊ ၍။ အတ္တမနော၊ သည်။ န ခေါ၊ အဟောသိ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ ရထားထိန်းက သံတော်ဦးတင်ပြီ။ “သမ္ပသာရထိ၊ ထိန်း။ ကုမာရော၊ သည်။ ဥယျာနဘူမိ၊ သို့။ နိယျန္တေ၊ သော်။ ကိ၊ ကို။ အဗ္ဗသ ပန၊ နည်း”။ ဣတိ၊ သို့။ အဝေါစ၊ ဗန္ဓုမာ၊ မင်းကပြောပြီ။ “ဒေဝ၊ မြတ်။ ကုမာရော၊ သည်။ ဥယျာနဘူမိ၊ သို့။ ယျန္တေ၊ သော်။ ပုရိသံ၊ ကို။ အာမာမိကံ၊ ဖြစ်၍။ ဒုက္ခိတံ၊ ဖြစ်၍။ ဗာဠဂိလ္လာနံ၊ ဖြစ်၍။

သကောသော။ မုတ္တကရီသေဋ္ဌံ။ ပလိပန္နံ။ ဖြစ်၍။ သယမာနံ။ ကို။ အညေဟိ။ ကုန်သော။
 ပုဂ္ဂလေဟိ။ တို့သည်။ ဝုဋ္ဌာပိယမာနံ။ ကို။ အညေဟိ။ ကုန်သော။ ပုဂ္ဂလေဟိ။ တို့သည်။
 သံဝေသိယမာနံ။ ကို။ အဒ္ဓသာ ခေါ်။ ပါသည်သာ။ အာဗာဓိကံ။ ဖြစ်၍။ ဒုက္ခိတံ။ ဖြစ်၍။
 ဗာဠာဂီလာနံ။ ဖြစ်၍။ သကောသော။ မုတ္တကရီသေဋ္ဌံ။ ပလိပန္နံ။ ဖြစ်၍။ သယမာနံ။
 သော။ အညေဟိ။ ကုန်သော။ ပုဂ္ဂလေဟိ။ တို့သည်။ ဝုဋ္ဌာပိယမာနံ။ သော။ အညေဟိ။
 ကုန်သော။ ပုဂ္ဂလေဟိ။ တို့သည်။ သံဝေသိယမာနံ။ သော။ ပုရိသံ။ ကို။ [လိုက်ပေး
 သည်။] ဒိသ္မာ၍။ ဝါ။ သေင်္ဂါ။ ကြောင့်။ မိကို။ တေ-ဝစနံကို။ အဝေါစပါပြီ။ ကိ။
 သို့။ အဝေါစနည်း?။ ‘သမ္ဗ သာရထိထိန်း။ အယံ ပုရိသော။ ကို။ ကိ။ ကတောပနာ
 နည်း။ အသ-ပုရိသဿ၊ ၎င်း။ အက္ခိနိပိ။ တို့သည်လည်း။ အညေသံ။ ကုန်သော။ ပုရိသာနံ။
 တို့၏။ အက္ခိနိ ယထာ။ တို့ကဲ့သို့။ နဟောန္တိ။ ကုန်။ အသ-ပုရိသဿ၊ ၎င်း။ သရောပိ။
 သည်လည်း။ အညေသံ။ ကုန်သော။ ပုရိသာနံ။ တို့၏။ သရော ယထာ။ သို့။ န ဟောတိ။
 ခဲ့’။ ဣတိ။ သို့။ အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပါပြီ။ ‘ဒေဝ၊ တော်၊ သော
 ခေါ-ပုရိသောသည်။ ဗျာဓိတော နာမပါ၏’။ ဣတိ။ သို့။ အဝေါစံ၊ ဘုရားကျွန်တော်
 က သံတော်ဦးတင်ရပါပြီ။ ‘သမ္ဗ သာရထိထိန်း။ (တယာသည်။ ဝုဋ္ဌမာနော၊ သော။)
 သော ဗျာဓိတောနာမာမည်သည်။ (အတ္တတော၊ အားဖြင့်။) ကိ။ ပနာနသ်း?။ တံ ဗျာဓိ
 တံကို။ မေအား။ နိဗ္ဗါရေတွာ၍။ တံသည်။ ကထေဟိ။ လော့’။) ဣတိ။ သို့။ အဝေါစ၊
 ဝိပဿိမင်းသားက ပြောဆိုပါပြီ။ ‘ဒေဝ၊ တော်။ သော-ပုရိသော၊ သည်။ ဗျာဓိတော
 နာမာမည်ပါ၏။ (သော ပုရိသောသည်။) တမှာ အာဗာဓော၊ မှ။ အပေဝ နာမ ဝုဋ္ဌ
 ဟေယျံ။ မသိ။ ဝါ။ ရာပါ၏’။ ဣတိ။ သို့။ အဝေါစံ၊ ဘုရားကျွန်က သံတော်ဦးတင်ရ
 ပါပြီ။ ‘သမ္ဗ သာရထိထိန်း။ (သော ပုရိသောသည်။ ဗျာဓိဓမ္မောသည်။ ဗျာဓိ။ ကို။
 အနတိတော၊ သည်။ ဟောတိ ယထာ။ သို့။ တထာ။ တူ။) အဟမ္ဘိသည်လည်း။ ဗျာဓိ
 ဓမ္မော၊ သည်။ ဗျာဓိ။ ကို။ အနတိတော၊ သည်။ အပ္ပိ ကိ။ ပနာလော့’။ ဣတိ။ သို့။
 အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပါပြီ။ ‘ဒေဝ၊ တော်၊ သမ္ဗေကုန်သော။ တွဉ္စ၊
 သည်လည်းကောင်း။ မယဉ္စ၊ တို့သည်လည်းကောင်း။ ဗျာဓိဓမ္မော၊ ကုန်သည်။ ဗျာဓိ။ ကို။
 အနတိတာ၊ ကုန်သည်။ အမှာ၊ ပါကုန်၏’။ ဣတိ။ သို့။ အဝေါစံ၊ ဘုရားကျွန်က
 သံတော်ဦးတင်ရပါပြီ။ ‘သမ္ဗ သာရထိထိန်း။ အဟံသည်။ တေနဟိ၊ ၎င်း။

တနည်း။ သမ္ဗ သာရထိ ထိန်း။ မယုမ္ဘိလည်း။ အက္ခိဟိ၊ တို့သည်။ ဧဝ
 ရူပေဟိ၊ ကုန်သည်။ ယဒိ ဘဝိတဗ္ဗံ၊ ရာခဲ့အံ။ သရေန စ၊ သည်လည်း။ ဧဝရူပေနသည်။
 ယဒိ ဘဝိတဗ္ဗံ၊ ရာခဲ့အံ။ တေနဟိ၊ သေင်္ဂါ။ ဝါ။ တပြီးကား၊ ဒါနိ၊ ဋ္ဌံ။ အဇ္ဇေ၊ နေ။ ဥယျာ
 နဘူမိယာဖြင့်။ အလံ၊ မရှိ။ တံသည်။ ဣတောဝ-ဌာနတော၊ မှသာလျှင်။ အန္တေပုရံ၊
 သို့။ ပစ္စနိယျာဟိ၊ လော့’။ ဣတိ။ သို့။ အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပါပြီ။
 ‘ဒေဝ၊ မြတ်။ အဟံသည်။ ‘ဒေဝ၊ တော်။ ဧဝံပါပြီ’။ ဣတိ ခေါ၊ သာလျှင်၊ ဝိပဿိဿ၊
 သော။ ကုမာရဿ၊ မင်းသား၏စကားကို။ ပဋိဿုတွာ၊ ပြီး၍။ တတောဝ-ဌာနတော၊
 မှသာလျှင်။ အန္တေပုရံ၊ သို့။ ပစ္စနိယျာသိ၊ ပါပြီ။ ဒေဝ၊ မြတ်။ သော ကုမာရော၊
 သည်။ အန္တေပုရံ၊ သို့။ ကတော၊ သည်။ သမာနော၊ သေင်္ဂါ။ ဒုက္ခိ၊ သည်။ ဒုမ္မနော၊ သည်။
 ဟုတွာ၍။ ပဇ္ဇာယတိ၊ ပါ၏။ ကိ။ ဝစနံ၊ ကို။ ဝတွာ၍။ ပဇ္ဇာယတိ၊ နည်း?။ ‘ဘော၊

တို့။ ယတြ ဟိ-ယာယ ဇာတိယာသုဉ်။ သတိ၊ သော်။ ဇရာ၊ သည်။ ပညာယိသတိ နာမ၊ နိ။ ဗျာဓိ၊ သည်။ ပညာယိသတိ နာမ၊ နိ။ သာ ဇာတိ နာမ၊ မည်သည့်။ ဝါ၊ ကို။ ဓိ၊ သည်။ အတ္ထု ကိရ၊ တကား။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ရှိ။ ပဇ္ဇာယတိ၊ ပါ၏။ ဣတိ၊ သို့။ အဝေါစ၊ ရထားထိန်းက သံတော်ဦးတင်ပြီ။

ကာလင်္ကတပုရိသ

၄၉။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ ရထားထိန်းက သံတော်ဦးတင်ရာ ထိုအခါ၌။ ဗန္ဓုမဿ၊ သော။ ရညော၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပါပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ဝိပဿီ၊ သော။ ကုမာရော၊ သည်။ ရဇ္ဇံ၊ ကို။ မာဟေဝ န ကာရေသိ၊ ပါစေလင့်။

တနည်း။ ။ဝိပဿီ၊ သော။ ကုမာရော၊ သည်။ ရဇ္ဇံ၊ ကို။ မဟာဇနေန၊ ကို။ မာဟေဝ န ကာရေသိ၊ ပါစေလင့်။ ဝိပဿီ၊ သော။ ကုမာရော၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမ္မ၊ ရှိ။ အနာဂါရိယံ၊ သို့။ ဝါ၊ ကို။ မာဟေဝ ပဗ္ဗဇိ၊ ပါစေလင့်။ ဝါ၊ ပါစေလင့်။ နေမိတ္တာနံ၊ ကုန်သော။ မြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ သည်။ သစ္စံ၊ သည်။ မာဟေဝ အဿ၊ ပါစေလင့်”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊ သို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှနောက်၌။ ဗန္ဓုမာ၊ သော။ ရာဇာ၊ သည်။ ဝိပဿီဿ၊ သော။ ကုမာရဿ၊ အား။ ဘိယျောသော၊ သော။ မတ္တာယ၊ မြင့်။ ယထာ၊ အားဖြင့်။ ပဉ္စသု၊ ကုန်သော။ ကာမဂုဏေသု၊ တို့ကို။ ဥပဋ္ဌာပိယမာနေသု၊ သော်။ ဝိပဿီ၊ သော။ ကုမာရော၊ သည်။ ရဇ္ဇံ၊ ကို။ ကာရေယျ၊ ရာ၏။ တထာ၊ အားဖြင့်လည်းကောင်း။ ယထာ၊ အားဖြင့်။ ပဉ္စသု၊ ကုန်သော။ ကာမဂုဏေသု၊ တို့ကို။ ဥပဋ္ဌာပိယမာနေသု၊ သော်။ ဝိပဿီ၊ သော။ ကုမာရော၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမ္မ၊ ရှိ။ အနာဂါရိယံ၊ သို့။ ဝါ၊ ကို။ န ပဗ္ဗဇေယျ၊ ရာ။ တထာ၊ အားဖြင့်လည်းကောင်း။ ယထာ၊ အားဖြင့်။ ပဉ္စသု၊ ကုန်သော။ ကာမဂုဏေသု၊ တို့ကို။ ဥပဋ္ဌာပိယမာနေသု၊ သော်။ နေမိတ္တာနံ၊ ကုန်သော။ မြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ သည်။ မိစ္ဆာ၊ သည်။ အဿ၊ ရာ၏။ တထာ၊ အားဖြင့်လည်းကောင်း။ [အဿ ဝစနန္တိ ဟု တိ-ဝိသည်။] ပဉ္စ၊ ကုန်သော။ ကာမဂုဏာနိ၊ တို့ကို။ ဥပဋ္ဌာပေသိ၊ ပြီ။

ဘိက္ခဝေ၊ တို့။ တတြ-တသ္မိံ ဥပဋ္ဌာပနေ၊ သည်။ သတိ၊ သော်။ တနည်း-တတြ-တသ္မိံ ဥပဋ္ဌာပနေ၊ ကြောင့်။ ဝိပဿီ၊ သော။ ကုမာရော၊ သည်။ ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတော၊ သည်။ သမဂီဘူတော၊ သည်။ ဟုတွာ၊ ရှိ။ ပရိစာရေတိ၊ နိ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ကာမဂုဏ်တို့ကိုခံစားပြီးရာကာလမှနောက်၌။ ဝိပဿီ၊ သော။ ကုမာရော၊ သည်။ ဗဟုနံ၊ ကုန်သော။ ဝဿာနံ၊ တို့၏လည်းကောင်း။ ဗဟုနံ၊ ကုန်သော။ ဝဿသဟာနံ၊ တို့၏လည်းကောင်း။ အစ္စယေန၊ ၌။ ဝါ၊ ကြောင့်။ သာရထိံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “သမ္ပ သာရထိံ၊ ထိန်း။

တံ၊ သည်။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကုန်သော။ ယာနာနိ၊ တို့ကို။ ယောဇေဟိ၊ လော့။
 မယံ၊ တို့သည်။ သုဘူမိဒဿနာယ၊ ၄။ ဥယျာနဘူမိံ၊ သို့။ ဝတ္ထုမာ၊ ကုန်ဖို့။
 ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ သာရထိ၊ သည်။ “ဒေဝ၊ တော်။
 ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။
 ပဋိသုတ္တာ၊ ရှိ။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကုန်သော။ ယာနာနိ၊ တို့ကို။ ယောဇေပေတွာ၊
 ပြီး၍။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ပဋိဝေဒေသိ၊ ပြီ။ ကိံ၊ သို့။
 ပဋိဝေဒေသိ၊ နည်း။ “ဒေဝ၊ တော်။ (မယာ၊ သည်။) တေ၊ အား။ ဝါ၊ ၏။
 ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကုန်သော။ ယာနာနိ၊ တို့ကို။ ယုတ္တာနိ၊ ပါကုန်ပြီ။ ဒါနိ၊ နှစ်။
 တံ၊ သည်။ ယဿ-ဝမနဿ၊ ၏။ ကာလံ၊ ကို။ မညသိ၊ ပါ၏။ တဿ-ဝမနဿ၊ ၏။
 ကာလံ၊ ကို။ တံ၊ သည်။ ကရောဟိ၊ လော့”။ ဣတိ၊ သို့။ ပဋိဝေဒေသိ၊ ပြီ။
 ဘိက္ခဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ နှစ်။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။
 ဘဒ္ဒိ ဘဒ္ဒိ၊ သော။ ယာနံ၊ သို့။ အဘိရုဟိတွာ၊ ရှိ။ ဘဒ္ဒေဟိ ဘဒ္ဒေဟိ၊ ကုန်သော။
 ယာနေဟိ၊ တို့ဖြင့်။ ဥယျာနဘူမိံ၊ သို့။ နိယျာသိ၊ ပြီ။

၉၀။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ဥယျာနဘူမိံ၊ သို့။
 နိယျန္တော၊ သော်။ မဟာဇနကာယံ၊ များစွာသောလူအပေါင်းကို။ သန္တိပတိတံ စ၊
 ကောင်းစွာကျရောက်သည်ကိုလည်းကောင်း။ ဝါ၊ စည်းဝေးသည်ကိုလည်းကောင်း။
 နာနာရတ္တာနံ၊ အထူးထူးသော ဆိုးရည်တို့ဖြင့် ဆိုးအပ်ကုန်သော။ ဒုဿာနံ၊ ပုဆိုး
 တို့၏။ ဝိလာတံ၊ အထူးထူးအပြားပြားပြု၍ ယူအပ်သောထမ်းစင်ကို။ ဝါ၊ အလောင်း
 စင်ကို။ ကယိရမာနံ စ၊ ပြုအပ်ဆဲကိုလည်းကောင်း။ အဒ္ဓသာ၊ ပြီ။ တနည်း-
 အဒ္ဓသာ ခေါ၊ သည်သာ။ တနည်း-ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ ကုမာရော၊
 သည်။ ဥယျာနဘူမိံ၊ သို့။ နိယျန္တော၊ သော်။ သန္တိပတိတံ၊ ကောင်းစွာကျရောက်
 သော။ မဟာဇနကာယံ စ၊ များစွာသောလူအပေါင်းကိုလည်းကောင်း။ ကယိရမာနံ၊
 ပြုအပ်ဆဲသော။ နာနာရတ္တာနံ၊ အထူးထူးသော ဆိုးရည်တို့ဖြင့် ဆိုးအပ်ကုန်သော။
 ဒုဿာနံ၊ ပုဆိုးတို့၏။ ဝိလာတံ စ၊ အထူးထူးအပြားပြားပြု၍ယူအပ်သောထမ်းစင်ကို
 လည်းကောင်း။ ဝါ၊ အလောင်းစင်ကိုလည်းကောင်း။ အဒ္ဓသာ၊ ပြီ။ သန္တိပတိတံ၊ သော။
 မဟာဇနကာယံ စ၊ ကိုလည်းကောင်း။ ကယိရမာနံ၊ သော။ နာနာရတ္တာနံ၊ ကုန်သော။
 ဒုဿာနံ၊ တို့၏။ ဝိလာတံ စ၊ ကိုလည်းကောင်း။ [လိုက်ပေးသည်။] ဒိဿာ၊ ရှိ။
 ဝါ၊ သော်။ ဝါ၊ ကြောင့်။ သာရထိံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊
 နည်း။ “သဗ္ဗ သာရထိံထိန်း။ ကိံ၊ အဘယံကြောင့်။ သော မဟာဇနကာယော၊
 ထိုများစွာသောလူအပေါင်းသည်။ သန္တိပတိတော န ခေါ၊ ကောင်းစွာကျရောက်ပါ
 သနည်း။ ဝါ၊ စည်းဝေးပါသနည်း။ နာနာရတ္တာနံ၊ ကုန်သော။ ဒုဿာနံ၊ တို့၏။
 ဝိလာတံ စ၊ ကိုလည်း။ ကယိရတိ န ခေါ၊ ပြုအပ်ပါသနည်း”။ ဣတိ၊ သို့။ အာမန္တေသိ၊
 ပြီ။ “ဒေဝ၊ တော်။ ဒေသာ ခေါ-ပုရိသော၊ သည်။ ကာလင်္ကျီတော နာမ၊ ကာ
 လင်္ကျီတမည်ပါ၏။ ဝါ၊ ပြုအပ်ပြီးသော အသက်ရှင်ရာကာလရှိသော ယောက်ျား
 မည်ပါ၏။ ဝါ၊ သေသောယောက်ျားမည်ပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ရတားထိန်း
 ကသံတော်ဦးတင်ပြီ။ “သဗ္ဗ သာရထိံ ထိန်း။ အဟံ၊ သည်။ တေနဟိ၊ တိုက်တွန်း၏။

တနည်း။ ။(သော ပုရိသောသည်။ ကာလင်္ကတော နာမ၊ ကာလင်္ကတမည် သည်။ ဝါ၊ ပြုအပ်ပြီးသော အသက်ရှင်ရာကာလရှိသောယောကျ်ားမည်သည်။ ဝါ၊ သေသော ယောကျ်ားမည်သည်။ ယဒိ ဟောတိ၊ အကယ်၍ဖြစ်ခဲ့အံ့၊) တေနဟိ၊ ထိုသို့ သေသော ယောကျ်ားဖြစ်ခဲ့သည်ရှိသော်။ ဝါ၊ ထိုသို့သေသောယောကျ်ားဖြစ်ခဲ့ တပြီးကား။ တံ၊ သည်။ ယေန-ဌာနေန၊ အကြင်အရပ်၌။ သော ကာလင်္ကတောသည်။ အတ္ထိ၊ ရှိ၏။ တေန-ဌာနေန၊ ထိုသေသောယောကျ်ားရှိရာအရပ်သို့။ ရထံ၊ ကို၊ ပေသေ ဟိ၊ စေလော့။ ဝါ၊ နှင်လော့။ ။ ဣတိ၊ သို့။ အဝေါစ၊ ဝိပဿိမင်းသားကပြောဆိုပြီး၊ ဘိက္ခဝေ၊ ထို့။ သာရထိ၊ သည်။ “ဒေဝ၊ တော်။ ဧဝံ၊ ပါဠိ”။ ဣတိ၊ ခေါ၊ သာလျှင်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ မင်းသား၏စကားကို။ ပဋိသုတ္တံ၊ ပြီး၍။ ယေန- ဌာနေန၊ ၌။ သော ကာလင်္ကတောသည်။ အတ္ထိ၊ ရှိ၏။ တေန-ဌာနေန၊ သို့။ ရထံ၊ ကို။ ပေသေသိ၊ ပြီ။ ဘိက္ခဝေ၊ ထို့။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ပေဓံ၊ ဤပစ္စုပ္ပန်ဘဝ မှကင်းပြီးသော။ ဝါ၊ ဤပစ္စုပ္ပန်ဘဝမှအနာဂတ်ဘဝသို့ပြောင်းသွားပြီးသော။ ကာ လင်္ကတံ၊ ပြုအပ်ပြီးသောအသက်ရှင်ရာကာလရှိသော။ ဝါ၊ သေသော။ ပုရိသံ၊ ကို။ အဒ္ဓ သာ ခေါ၊ သည်သာ။ ပေဓံ၊ သော။ ကာလင်္ကတံ၊ သော။ ပုရိသံ၊ ကို။ [လိုက်ပေးသည်။] ဒိသ္မာ၊ ရှိ။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ သာရထိ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိ၊ သို့။ အာမန္တေသိ၊ နည်း။ “သမ္ဗ သာရထိ၊ ထိန်း။ အယံ ကာလင်္ကတော နာမ၊ မည်သည်။ (အတ္ထတော၊ အားဖြင့်။) ကိ” ပန၊ အဘယ်နည်း။ ဝါ၊ ဘယ်နှယ်ဟာတဲ့နည်း။ (တံ ကာလင်္ကတံ၊ ကို။ မေ၊ အား။ နိဗ္ဗါရေတွာ၊ ရှိ။ တံ၊ သည်။ ကထေဟိ၊ လော့”။) ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ “ဒေဝ၊ တော်။ ဧသောခေါ-ပုရိသောသည်။ ကာလင်္ကတော နာမ၊ ပါ၏။ ဒါနိ၊ ၌။ တံ- ကာလင်္ကတံ၊ ထိုသေသောယောကျ်ားကို။ မာတာဝါ၊ အမိသည်သော်လည်းကောင်း။ ပိတာ ဝါ၊ အဘသည်သော်လည်းကောင်း။ အညေ၊ အမိ၊ အဘမှတပါးကုန်သော။ ဣတိသာလောဟိတာ ဝါ၊ အတွင်းသားဟူ၍ သိအပ်သောဆွေမျိုး၊ စပ်သော သွေး သားရှိသော ဆွေမျိုးတို့သည်သော်လည်းကောင်း။ န ဒက္ခိန္နိ၊ မမြင်ကြရပါကုန်လိမ့် လတ္တံ့။ သောပိ-ကာလင်္ကတော၊ ထိုသေသောယောကျ်ားသည်လည်း။ မာတရံ ဝါ၊ ကိုသော်လည်းကောင်း။ ပိတရံ ဝါ၊ ကိုသော်လည်းကောင်း။ အညေ၊ ကုန်သော။ ဣတိ သာလောဟိတေ ဝါ၊ ထို့ကိုသော်လည်းကောင်း။ န ဒက္ခိဿတိ၊ မမြင်ရပါလိမ့် လတ္တံ့”။ ။ ဣတိ၊ သို့။ အဝေါစ၊ ရထံ၊ ထိန်းက သံတော်ဦးတင်ပြီး။ “သမ္ဗ သာရထိ၊ ထိန်း။ (သော ပုရိသောသည်။ မရဏဓမ္မော၊ သေရခြင်းသဘောရှိသည်။ မရဏံ၊ သေ ခြင်းကို။ အနတိတော၊ မလွန်နိုင်သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အဟမ္ဘိ၊ သည်လည်း။ မရဏဓမ္မော၊ သည်။ မရဏံ၊ ကို။ အနတိတော၊ သည်။ အမိ ကိ” ပန၊ လော။ မမ္ဘိ၊ ဝါ၊ ကိုလည်း။ ဒေဝေါ ဝါ၊ ခမည်းတော်သည်သော်လည်းကောင်း။ ဒေဝိ ဝါ၊ မယ် တော်သည်သော်လည်းကောင်း။ အညေ၊ ခမည်းတော်၊ မယ်တော်မှတပါးကုန်သော။ ဣတိသာလောဟိတာ ဝါ၊ အတွင်းသားဟူ၍ သိအပ်သောဆွေမျိုး၊ စပ်သော သွေး သားရှိသော ဆွေမျိုးတို့သည်သော်လည်းကောင်း။ န ဒက္ခိန္နိ ပန၊ မမြင်ရကုန်လိမ့် လတ္တံ့။ လော။ အဟမ္ဘိ၊ သည်လည်း။ ဒေဝံ ဝါ၊ ကိုသော်လည်းကောင်း။ ဒေဝိ” ဝါ၊ ကို သော်လည်းကောင်း။ အညေ၊ ကုန်သော။ ဣတိသာလောဟိတေ ဝါ၊ ထို့ကိုသော်

လည်းကောင်း။ န ခက္ခိယံာမိကံ ပဏ၊မမြင်ရလိမ့်လတ္တံ့လော’။ ဣတိ၊သို့။ အဝေါစ၊
 ဝိပဿိမင်းသားက ပြောဆိုပြီ။ “ဒေဝ၊တော်။ သဗ္ဗေ၊ကုန်သော။ တံ စ၊ သည်လည်း
 ကောင်း။ မယံ၊ဤသို့သည်လည်းကောင်း။ မရဏ၊ဓမ္မာ၊ ကုန်သည်။ မရဏံ၊ ကို။ အနတိ
 တာ၊ကုန်သည်။ အမှာ၊ပါကုန်၏။ တမ္ပိ၊ အရှင်သားတော်ကိုလည်း။ ဒေဝေါ ဝါ၊ သည်
 သော်လည်းကောင်း။ ဒေဝိ ဝါ၊ သည်သော်လည်းကောင်း။ အညေ၊ ကုန်သော။
 ဣတိသာလောဟိတာ ဝါ၊ ထိုသည်သော်လည်းကောင်း။ န ခက္ခိန္တိ၊ ပါကုန်လိမ့်
 လတ္တံ့။ တမ္ပိ၊အရှင်သားတော်သည်လည်း။ ဒေဝံ ဝါ၊ ကိုသော်လည်းကောင်း။ ဒေဝိ
 ဝါ၊ ကိုသော်လည်းကောင်း။ အညေ၊ ကုန်သော။ ဣတိသာလောဟိတေ ဝါ၊ ထိုကို
 သော်လည်းကောင်း။ န ခက္ခိယသိ၊ပါလိမ့်လတ္တံ့’။ ဣတိ၊သို့။ အဝေါစ၊ ရထား
 ထိန်းက သံတော်ဦးတင်ပြီ။ “သမ္ပ သာရထိ၊ထိန်း။ အဟံ၊ သည်။ တေနဟိ၊၏။

တနည်း။ ။ သမ္ပ သာရထိ၊ထိန်း။ (သဗ္ဗေ၊ ကုန်သော။ မယံ၊ ထိုသည်။ မရဏ
 ဓမ္မာ၊ကုန်သည်။ မရဏံ၊ကို။ အနတိတာ၊ကုန်သည်။ ယဒိ အမှာ၊ အကယ်၍ဖြစ်ကြ
 ကုန်ခဲ့အံ့။) တေနဟိ၊ထိုသို့သေခြင်းသဘောရှိခဲ့ကုန်သည်ရှိသော်။ ဝါ၊ ထိုသို့သေခြင်း
 သဘောရှိကုန်ခဲ့တပြီးကား။ ဒါနိ၊ဌံ။ အဇ္ဇ၊ နေ။ ဥယျာနဘူမိယာ၊ဖြင့်။ အလံ၊မရှိ၊တွံ၊
 သည်။ ဣတောဝ-ဌာနတော၊ ဤသူသေကိုတွေ့ရာအရပ်မှသာလျှင်။ အန္တေပုရံ၊သို့။
 ပစ္စနိယျာဟိ၊လော့’။ ဣတိ၊သို့။ အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပြီ။ ဘိက္ခဝေ၊
 တို့။ သာရထိ၊သည်။ “ဒေဝ၊တော်။ ဧဝံ၊ပါပြီ’။ ဣတိ ခေါ၊ သာလျှင်။ ဝိပဿိယာ
 သော။ ကုမာရဿ၊ ၏။ ဝစနံ၊ ကို။ ပဋိသုဘာ၊၍။ တတောဝ-ဌာနတော၊ မှသာ
 လျှင်။ အန္တေပုရံ၊သို့။ ပစ္စနိယျာသိ၊ပြီ။ ဘိက္ခဝေ၊တို့။ တတြ-တသ္မိံ ဒဿနေ၊ထိုသူသေ
 ကိုမြင်ရခြင်းသည်။ သတိ၊သော်။ တနည်း-တတြ-တသ္မိံ ဒဿနေ၊ ထိုသူသေကိုမြင်ရ
 ခြင်းကြောင့်။ ဝိပဿိ၊သော။ ကုမာရော၊သည်။ အန္တေပုရံ၊သို့။ ဝတော၊သည်။ သမာနော၊
 သော်။ ဒုက္ခိ၊သည်။ ဒုမ္မနော၊သည်။ ဟုတွာ၊၍။ ပဇ္ဈာယတိ၊၏။ ကိံ ဝစနံ၊ကို။ ဝတွာ၊၍။
 ပဇ္ဈာယတိ၊ နည်း?။ “ဘော၊တို့။ ယတြ ဟိ-ယာယ ဇာတိယာ၊သည်။ သတိ၊သော်။
 ဇာတဿ၊ သော။ သတ္တဿ၊ အား။ ဇရာ၊သည်။ ပညာယိဿတိ နာမ၊၏။ ဗျာမိ၊
 သည်။ ပညာယိဿတိ နာမ၊၏။ မရဏံ၊ မရဏ သည်။ ဝါ၊သေရခြင်းသည်။ ပညာ
 ယိဿတိ နာမ၊၏။ သာ ဇာတိနာမ၊သည်။ ဝါ၊ မည်သည်ကို။ မိ၊သည်။ အတ္ထု၊ကိရ၊
 တကား’။ ဣတိ-ဣဒံ ဝစနံ၊ကို။ ဝတွာ၊၍။ ပဇ္ဈာယတိ၊၏။

၅၁။ ဘိက္ခဝေ၊တို့။ အထ-တသ္မိံ ကာလော၊ဌံ။ မန္တု၊မာ၊ သော။ ရာဇာ၊သည်။
 သာရထိံ၊ကို။ အာမန္တာပေတွာ၊၍။ ဧတံ-ဝစနံ၊ကို။ အဝေါစ၊ ပြီ။ ကိံ၊သို့။ အဝေါစ၊
 နည်း?။ “သမ္ပသာရထိ၊ ထိန်း။ ကမ္ပိ၊ နည်း။ ကုမာရော၊ သည်။ ဥယျာနဘူမိယာ၊ ဌံ။
 အဘိရမိတ္ထ၊လော။ သမ္ပ သာရထိ၊ ထိန်း။ ကမ္ပိ၊ နည်း။ ကုမာရော၊သည်။ ဥယျာနဘူမိ
 ယာ၊ဌံ။ အတ္တမာနော၊သည်။ အဟောသိ၊ လော’။ ဣတိ၊ သို့။ အဝေါစ၊ပြီ။ “ဒေဝ၊
 မြတ်။ ကုမာရော၊သည်။ ဥယျာနဘူမိယာ၊ဌံ။ န ခေါ အဘိရမိတ္ထ၊ ပါသည်သာ။ ဒေဝ၊
 မြတ်။ ကုမာရော၊သည်။ ဥယျာနဘူမိယာ၊ဌံ။ အတ္တမာနော၊ သည်။ န ခေါ အဟောသိ၊
 ပါသည်သာ’။ ဣတိ၊သို့။ အဝေါစ၊ ရထားထိန်းက သံတော်ဦး တင်ပြီ။ “ သမ္ပ သာ

ရထိထိန်း။ ကုမာရောသည်။ ဥယျာနဘူမိံ သို့။ နိယျန္တော သော်။ ကိံ ကို။ အဒ္ဓသ ပနာနည်း။ ဣတိ သို့။ အဝေါစ၊ ဗန္ဓုမာမင်းက ပြောဆိုပြီ။ ‘ဒေဝ၊ မြတ်။ ကုမာရောသည်။ ဥယျာနဘူမိံ သို့။ နိယျန္တော သော်။ မဟာဇနကာယံ၊ ကို။ သန္ဓိပတိတံ စ၊ ကိုလည်းကောင်း။ နာနာရတ္တာနံ၊ ကုန်သော။ ဒုဿာနံ၊ တို့၏။ ဝိလာတံ၊ ကို။ ကယိရမာနံ စ၊ ကိုလည်းကောင်း။ အဒ္ဓသာခေါ၊ ပါသည်သာ။ သန္ဓိပတိတံ၊ သော။ မဟာဇနကာယံ စ၊ ကိုလည်းကောင်း။ ကယိရမာနံ၊ သော။ နာနာရတ္တာနံ၊ ကုန်သော။ ဒုဿာနံ၊ တို့၏။ ဝိလာတံ စ၊ ကိုလည်းကောင်း။ [လိုက်ပေးသည်။] ဒိသ္မာန္၊ ဤ။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ မံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပါပြီ။ ကိံ သို့။ အဝေါစ၊ နည်း။ ‘သမ္ဗ သာရထိထိန်း။ ကိံ၊ ကြောင့်။ သော မဟာဇနကာယောသည်။ သန္ဓိပတိတောနု ခေါ၊ နည်း။ နာနာရတ္တာနံ၊ ကုန်သော။ ဒုဿာနံ၊ တို့၏။ ဝိလာတံ စ၊ ကိုလည်း။ ကယိရတိ နုခေါ၊ နည်း။’ ဣတိ သို့။ အဝေါစ၊ ပါပြီ။ ‘ဒေဝ၊ တော်။ ဧသော ခေါ-ပုရိသောသည်။ ကာလင်္ကတော နာမ၊ ပါ၏။’ ဣတိ သို့။ အဝေါစ၊ ပါပြီ။ ‘သမ္ဗ သာရထိထိန်း။ အဟံ၊ သည်။ တေနဟိ၊ ၏။ တနည်း-သမ္ဗ သာရထိထိန်း။ (ဧသော ပုရိသောသည်။ ကာလင်္ကတော နာမ၊ သည်။ ယဒိ ဟောတိ၊ အံ။) တေနဟိ၊ သော်။ ဝါ၊ တပြီး ကား။ တံ၊ သည်။ ယေန-ဌာနေနာန္တံ။ သော ကာလင်္ကတော၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေနာသို့။ ရထံ၊ ကို။ ပေသေဟိ၊ လော့’။ ဣတိ သို့။ အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပြီ။ ဒေဝ၊ မြတ်။ အဟံ၊ သည်။ ‘ဒေဝ၊ တော်။ ဧဝံ၊ ပါပြီ။’ ဣတိ ခေါ၊ သာလျှင်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ပဋိဿုဘူ၊ ပြီး၍။ ယေန-ဌာနေနာန္တံ။ သော ကာလင်္ကတောသည်။ အတ္ထိ၊ ၏။ တေန-ဌာနေနာသို့။ ရထံ၊ ကို။ ပေသေသိံ၊ ပါပြီ။ ဒေဝ၊ မြတ်။ ကုမာရောသည်။ ပေတံ၊ သော။ ကာလင်္ကတံ၊ သော။ (ပုရိသံ၊ ကို။) အဒ္ဓသာ၊ ပါပြီ။ ပေတံ၊ သော။ ကာလင်္ကတံ၊ သော။ ပုရိသံ၊ ကို။ [လိုက်ပေးသည်။] ဒိသ္မာန္၊ ဤ။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ မံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပါပြီ။ ကိံ သို့။ အဝေါစ၊ နည်း။ ‘သမ္ဗ သာရထိထိန်း။ အဟံ ကာလင်္ကတော နာမ၊ မည်သည်။ (အတ္ထတော၊ အားဖြင့်။) ကိံ ပန၊ နည်း။ (တံ ကာလင်္ကတံ၊ ကို။ ဝေ၊ အား။ နိဗ္ဗါရေတွာ၊ ၍။ တံ၊ သည်။ ကထေဟိ၊ လော့’။) ဣတိ သို့။ အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပြီ။ ‘ဒေဝ၊ တော်။ ဧသော ခေါ-ပုရိသော၊ သည်။ ကာလင်္ကတော နာမ၊ မည်ပါ၏။ ဒါနိ၊ ဌ။ တံ ကာလင်္ကတံ၊ ကို။ မာတဝါ၊ သည်သော်လည်းကောင်း။ ဝိတဝါ၊ သည်သော်လည်းကောင်း။ အညော၊ ကုန်သော။ ဣတိသာလောဟိတာ ဝါ၊ တို့သည်သော်လည်းကောင်း။ န ဒက္ခိန္တိ၊ ပါကုန်လိမ့်လတ္တံ့။ သောဝိ-ကာလင်္ကတော၊ သည်လည်း။ မာတရံ ဝါ၊ ကိုသော်လည်းကောင်း။ ဝိတရံ ဝါ၊ ကိုသော်လည်းကောင်း။ အညော၊ ကုန်သော။ ဣတိသာလောဟိတေ ဝါ၊ တို့ကိုသော်လည်းကောင်း။ န ဒက္ခိဿတိ၊ ပါလိမ့်လတ္တံ့’။ ဣတိ သို့။ အဝေါစ၊ ဘုရားကျွန်က သံတော်ဦးတင်ရပါပြီ။ ‘သမ္ဗ သာရထိထိန်း။ သော ပုရိသော၊ သည်။ မရဏဓမ္မော၊ သည်။ မရဏံ၊ ကို။ အနတိတော၊ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အဟမ္ဘိသည်လည်း။ မရဏဓမ္မော၊ သည်။ မရဏံ၊ ကို။ အနတိတော၊ သည်။ အမ္ဘိ ကိံ ပန၊ လော၊ မမ္ဘိ၊ ကိုလည်း။ ဒေဝေါ ဝါ၊ သည်သော်လည်းကောင်း။ ဒေဝိ ဝါ၊ သည်သော်လည်းကောင်း။ အညော၊ ကုန်သော။ ဣတိသာလောဟိတာ ဝါ၊ တို့သည်သော်လည်းကောင်း။ န ဒက္ခိန္တိ ကိံ

ပန၊ ကုန်လိမ့်လတ္တံ့လော။ အဟမ္မိသညလည်း။ ဒေဝံ ဝါ၊ ကိုသော်လည်းကောင်း။ ဒေဝိ ဝါ၊ ကိုသော်လည်းကောင်း။ အညောကုန်သော၊ ဣတိသလောဟိတေ ဝါ၊ တို့ကို သော်လည်းကောင်း။ န ဒက္ခိဿာမိ ကိံ ပန၊ လိမ့်လတ္တံ့လော။ ဣတိ သို့၊ အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပါပြီ။ ‘ဒေဝ၊ တော်။ သဗ္ဗေ၊ ကုန်သော။ တုဉ္စ၊ သည်လည်း ကောင်း။ မယဉ္စ၊ တို့သည်လည်းကောင်း။ မရဏဓမ္မာ၊ ကုန်သည်။ မရဏံ၊ ကို။ အနတိ တာ၊ ကုန်သည်။ အမှာ၊ ပါကုန်၏။ တမ္ပိ၊ ကိုလည်း။ ဒေဝေါ ဝါ၊ သည်သော်လည်း ကောင်း။ ဒေဝိ ဝါ၊ သည်သော်လည်းကောင်း။ အညော၊ ကုန်သော။ ဣတိသလောဟိ တာ ဝါ၊ တို့သည်သော်လည်းကောင်း။ န ဒက္ခိန္တိ၊ ပါကုန်လိမ့်လတ္တံ့။ တုဉ္စိ၊ သည် လည်း။ ဒေဝံ ဝါ၊ ကိုသော်လည်းကောင်း။ ဒေဝိ ဝါ၊ ကိုသော်လည်းကောင်း။ အညော ကုန်သော။ ဣတိသလောဟိတေ ဝါ၊ တို့ကိုသော်လည်းကောင်း။ န ဒက္ခိဿာမိ၊ ပါလိမ့်လတ္တံ့။ ဣတိ သို့။ အဝေါစ၊ ဘုရားကျွန်က သံတော်ဦးတင်ပါပြီ။ ‘သမ္ပ သာရထိ။ ထိန်း။ အဟံ၊ သည်။ တေနဟိ၊ ၎င်း။ တနည်း-သမ္ပသာရထိ၊ ထိန်း။ (သဗ္ဗေ၊ ကုန်သော။ မယံ၊ တို့သည်။ မရဏဓမ္မာ၊ ကုန်သည်။ မရဏံ၊ ကို။ အနတိတာ၊ ကုန်သည်။ ယဒိ အမှာ၊ ကုန်အံ့။) တေနဟိ၊ သော်။ ဝါ၊ တပြီးကား။ ဒါနိန္ဒ၊ အဇ္ဇ၊ နေ။ ဥယျာနဘူမိယာ၊ ဖြင့်၊ အလံ၊ မရှိ။ တံ၊ သည်။ ဣတောဝ-ဌာနတော၊ မှသာလျှင်။ အန္တေပုရံ၊ သို့။ ပစ္စနိယျာဟိ၊ လော့။ ဣတိ သို့။ အဝေါစ၊ ဝိပဿိမင်းသားက ပြောဆိုပြီ။ ဒေဝ၊ မြတ်။ အဟံ၊ သည်။ ‘ဒေဝ၊ တော်။ ဧဝံ၊ ပါပြီ။ ဣတိ ခေါ၊ သာလျှင်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ မင်း သား၏စကားကို။ ပဋိသုတွာ၊ ရှိ။ တတောဝ-ဌာနတော၊ မှသာလျှင်။ အန္တေ ပုရံ၊ သို့။ ပစ္စနိယျာသိ၊ ပါပြီ။ ဒေဝ၊ မြတ်။ သော ကုမာရော၊ သည်။ အန္တေပုရံ၊ သို့။ ဝတော၊ သည်။ သမာနော၊ သော်။ ဒုက္ခိ၊ သည်။ ဒုမ္မနော၊ သည်။ ဟုတွာ၊ ရှိ။ ပဇ္ဈာယတိ၊ ပါ၏။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ရှိ။ ပဇ္ဈာယတိ၊ ပါသနည်း?။ ‘ဘော၊ တို့။ ယတြ ဟိ-ယာ ယ ဇာတိယာ၊ သည်။ သတိ၊ သော်။ ဇာတဿ၊ သော။ သတ္တဿ၊ အား။ ဇရာ၊ သည်။ ပညာယိဿတိနာမာ၏။ ဗျာမိ၊ သည်။ ပညာယိဿတိ နာမာ၏။ မရဏံ၊ သည်။ ပညာ ယိဿတိ နာမာ၏။ သာ ဇာတိနာမာ သည်။ ဝါ၊ မည်သည်ကို။ စိ၊ သည်။ အတ္ထု ကိရ၊ တံကား။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ရှိ။ ပဇ္ဈာယတိ၊ ပါ၏။’။ ဣတိ သို့။ အဝေါစ၊ ရထားထိန်းက သံတော်ဦးတင်ပြီ။

ပဗ္ဗဇိတ

၅၂။ ဘိက္ခုဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ ရထားထိန်းက သံတော်ဦးတင်ရာ ထိုအခါ၌။ ဗန္ဓုမသာ၊ သော။ ရညော၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိနည်း?။ ‘ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ရန္တံ၊ ကို။ မာဟေဝန ကာရေသိ၊ ပါစေလင့်။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမ္မ၊ ရှိ။ အနာဂါရိယံ၊ သို့။ ဝါ၊ ကို။ မာဟေဝ ပဗ္ဗဇိ၊ ပါစေလင့်။ နေမိတ္တာနံ၊ ကုန်သော။ မြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ သည်။ သစ္စံ၊ သည်။ မာဟေဝ အဿ၊ ပါစေလင့်’။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ သိက္ခုဝေ၊ တို့။ အထ-ပစ္စာ၊ ရှိ။ ဗန္ဓုမာ၊ သော။ ရာဇော၊ သည်။ ဝိပဿိဿ၊

သော။ ကုမာရဿ၊ အား။ ဘိက္ခဝေ၊ သော မတ္တာယ၊ အတိုင်းထက်အလွန်။
 ယထာ၊ အားဖြင့်။ ပဉ္စသု၊ ကုန်သော။ ကာမဂုဏေသု၊ တို့ကို။ ဥပဋ္ဌာပိယ
 မာနေသု၊ သော်။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ရဇ္ဇံ၊ ကို။ မဟာဇနေန၊ ကို။
 ကာရေယျ၊ ရာ၏။ တထာ၊ အားဖြင့်လည်းကောင်း။ ယထာ၊ အားဖြင့်။ ပဉ္စသု၊
 ကုန်သော။ ကာမဂုဏေသု၊ တို့ကို။ ဥပဋ္ဌာပိယမာနေသု၊ သော်။ ဝိပဿိ၊ သော။
 ကုမာရော၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမ္မ၊ ဤ။ အနာဂါရိယံ၊ သို့။ န ပဗ္ဗဇေယျ၊ ရာ။
 တထာ၊ အားဖြင့်လည်းကောင်း။ ယထာ၊ အားဖြင့်။ ပဉ္စသု၊ ကုန်သော။ ကာမဂုဏေသု၊
 တို့ကို။ ဥပဋ္ဌာပိယမာနေသု၊ သော်။ နေမိတ္တာနံ၊ ကုန်သော။ မြာဟ္မဏာနံ၊ တို့၏။
 ဝစနံ၊ သည်။ မိစ္ဆာ၊ သည်။ အဿ၊ ရာ၏။ တထာ၊ အားဖြင့်လည်းကောင်း။ ပဉ္စ
 ကုန်သော။ ကာမဂုဏာနိ၊ တို့ကို။ ဥပဋ္ဌာပေသိ၊ ပြီ။

ဘိက္ခဝေ၊ တို့။ တတြ-တသ္မိံ ဥပဋ္ဌာပနေ၊ သည်။ သတိ၊ သော်။ တနည်း-
 တတြ-တသ္မိံ ဥပဋ္ဌာပနေ၊ ကြောင့်။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ပဉ္စဟိ၊
 ကုန်သော။ ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတော၊ သည်။ သမဂ္ဂိဘူတော၊ သည်။
 ဟုတ္တာ၊ ဤ။ ပရိစာရေတိ၊ ၏။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဤ။ ဝိပဿိ၊ သော။
 ကုမာရော၊ သည်။ ဗဟုနံ၊ ကုန်သော။ ဝဿာနံ၊ တို့၏လည်းကောင်း။ ဗဟုနံ၊
 ကုန်သော။ ဝဿသတာနံ၊ တို့၏လည်းကောင်း။ ဗဟုနံ၊ ကုန်သော။ ဝဿ
 သဟဿာနံ၊ တို့၏လည်းကောင်း။ အစ္စယေန၊ ဤ။ ဝါ၊ ကြောင့်။ သာရထိံ၊ ကို။
 အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “သမ္ပ သာရထိံ ထိန်း။ တံ၊ သည်။
 ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကုန်သော။ ယာနာနိ၊ တို့ကို။ ယောဇေဟိ၊ လော့။ မယံ၊ တို့သည်။
 သုဘူမိဒဿနာယ၊ ငှါ။ ဥယျာနဘူမိံ၊ သို့။ ဝစ္စာမာကုန်စို့။” ဣတိ၊ သို့။ အာမန္တေသိ၊
 ပြီ။ ဘိက္ခဝေ၊ တို့။ သာရထိံ၊ သည်။ “ဒေဝ၊ တော်။ ဝံ၊ ပါဠိ”။ ဣတိ ခေါ၊ သာလျှင်။
 ဝိပဿိဿ၊ သော။ ကုမာရဿ၊ မင်းသား၏ စကားကို။ ပဋိသုတ္တာ၊ ဤ။ ဘဒ္ဒါနိ
 ဘဒ္ဒါနိ၊ ကုန်သော။ ယာနာနိ၊ တို့ကို။ ယောဇာပေတွာ၊ ဤ။ ဝိပဿိဿ၊ သော။
 ကုမာရဿ၊ အား။ ပဋိဝေဒေသိ၊ ပြီ။ ကိံ၊ သို့။ ပဋိဝေဒေသိ၊ နည်း။ “ဒေဝ၊
 တော်။ (မယာ၊ သည်။) တေ၊ အား။ ဝါ၊ ၏။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကုန်သော။ ယာနာနိ၊
 တို့ကို။ ယုတ္တာနိ၊ ပါကုန်ပြီ။ ဒါနိ၊ ဤ။ တံ၊ သည်။ ယဿ-ဝမနဿ၊ ၏။ ကာလံ၊ ကို။
 မညသိ၊ ပါ၏။ တဿ-ဝမနဿ၊ ၏။ ကာလံ၊ ကို။ တံ၊ သည်။ ကရောဟိ၊ လော့”။
 ဣတိ၊ သို့။ ပဋိဝေဒေသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ ဤ။ ဝိပဿိ၊ သော။
 ကုမာရော၊ သည်။ ဘဒ္ဒိ ဘဒ္ဒိ၊ သော။ ယာနံ၊ သို့။ အဘိရုဟိတွာ၊ ဤ။ ဘဒ္ဒေဟိ
 ဘဒ္ဒေဟိ၊ ကုန်သော။ ယာနေဟိ၊ တို့ဖြင့်။ ဥယျာနဘူမိံ၊ သို့။ နိယျာသိ၊ ပြီ။

၅၃။ ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ဥယျာနဘူမိံ၊ သို့။
 နိယျန္တော၊ သော်။ ပုရိသံ၊ ကို။ ဘဏ္ဍု၊ ဦးပြည်လျက်။ ဝါ၊ ခေါင်းတုံးရိတ်လျက်။
 ကာသာယဝသနံ၊ / ဖန်ရည်စွမ်းသောအဝတ်ကိုဝတ်လျက်။ ဝါ၊ သင်္ကန်းဝတ်လျက်။
 ပဗ္ဗဇိတံ၊ ကပ်ရောက်သည်ကို။ ဝါ၊ ကျင့်သည်ကို။ ဝါ၊ ရဟန်းပြုသည်ကို။ အဒ္ဓသာ၊
 ပြီ။ တနည်း-အဒ္ဓသာခေါ၊ သည်သာ။

တနည်း။ ။ဘဏ္ဍု၊ လျက်။ ကာသာယဝသနံ၊ လျက်။ ပဗ္ဗဇိတံ၊ ကပ်ရောက်
သော။ ဝါ၊ ကျင့်သော။ ဝါ၊ ရဟန်းပြုသော။ ပုရိသံ၊ ကို။ အဋ္ဌသာ၊ ပြီ။ ဘဏ္ဍု၊
လျက်။ ကာသာယဝသနံ၊ လျက်။ ပဗ္ဗဇိတံ၊ သော။ ပုရိသံ၊ ကို။ [လိုက်ပေးသည်။]
ဒိသ္ဗာ၊ ရှိ။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ သာရထိံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။
အာမန္တေသိ၊ နည်း။ “သမ္ဗ သာရထိံ၊ ထိန်း။ အယံ ပုရိသော၊ ကို။ ကိံ ကတော
ပန၊ နည်း။ အဿ- ပုရိသဿ၊ န။ သီသမ္ဗိ၊ ဦးခေါင်းသည်လည်း။ အညေသံ၊
ကုန်သော။ ပုရိသာနံ၊ တို့၏။ သီသံ ယထာ၊ ဦးခေါင်းကဲ့သို့။ ဝါ၊ ဦးခေါင်းနှင့်
တူသည်။ န ဟောတိ၊ ခဲ့။ အဿ-ပုရိသဿ၊ န။ ဝတ္ထာနိပိ၊ အဝတ်တို့သည်လည်း။
အညေသံ၊ ကုန်သော။ ပုရိသာနံ၊ တို့၏။ ဝတ္ထာနိ ယထာ၊ အဝတ်တို့ကဲ့သို့။ ဝါ၊ အဝတ်
နှင့်တူကုန်သည်။ န ဟောန္တိ၊ ကုန်”။ ဣတိ၊ သို့။ အဝေါစ၊ ဝိပဿီမင်းသားက ပြောဆို
ပြီ။ “ဒေဝ၊ တော်။ ဒေသော ခေါ-ပုရိသော၊ သည်။ ပဗ္ဗဇိတော နာမ။ ပဗ္ဗဇိတမည်
ပါ၏။ ဝါ၊ ကျင့်သောယောကျ်ားမည်ပါ၏။ ဝါ၊ ရဟန်းမည်ပါ၏”။ ဣတိ၊ သို့။
အဝေါစ၊ ရထားထိန်းက သံတော်ဦးတင်ပြီ။ “သမ္ဗ သာရထိံ၊ ထိန်း။ (တယာ၊ သည်။
ပုစ္ဆမာနော၊ သော။) ဒေသော ပဗ္ဗဇိတောနာမ၊ သည်။ (အတ္ထတော၊ အားဖြင့်။)
ကိံ ပန၊ နည်း။ (တံ ပဗ္ဗဇိတံ၊ ကို။ မေ၊ အား။ နိဗ္ဗါရေတွာ၊ ရှိ။ တံ၊ သည်။ ကထေ
ဟိ၊ လော့”။) ဣတိ၊ သို့။ အဝေါစ၊ ဝိပဿီမင်းသားက ပြောဆိုပြီ။ “ဒေဝ၊ တော်။
ဒေသာခေါ-ပုရိသော၊ သည်။ ‘ဓမ္မစရိယာ၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထတရား
ကိုပြုကျင့်သည်၏အဖြစ်သည်။ သာဓု၊ ကောင်း၏။ သမစရိယာ၊ ညီညွတ်သောဆယ်ပါး
သော ကုသိုလ်ကမ္မပထတရားကို ပြုကျင့်သည်၏အဖြစ်သည်။ သာဓု၊ ကောင်း၏။
ကုသလကိရိယာ၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထတရားကို ပြုကျင့်ခြင်းသည်။ သာဓု၊
ကောင်း၏။ ပုညကိရိယာ၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထတရားဟု ဆိုအပ်သော
ကောင်းမှုကို ပြုကျင့်ခြင်းသည်။ သာဓု၊ န။ အဝိဟိံသာ၊ သတ္တဝါတို့ကို မညှဉ်းဆဲ
မနှိပ်စက်ကြောင်းဖြစ်သော ကရုဏာ၏ ရှေ့အဖို့ဖြစ်သော ကာမာဝစရ ကုသိုလ်
စိတ္တုပ္ပါဒ်သည်။ သာဓု၊ ကောင်း၏။ ဘူတာနုကမ္မာ၊ သတ္တဝါတို့ကို သနားစေငွ
ရှောက် ချီးမြှောက်ထောက်ပံ့ကြောင်းဖြစ်သော မေတ္တာ၏ရှေ့အဖို့ဖြစ်သော ကာမ
ဝစရကုသိုလ်စိတ္တုပ္ပါဒ်သည်။ သာဓု၊ န။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံ၍။ ပဗ္ဗဇိတော
နာမ၊ ကပ်ရောက်သော ယောကျ်ားမည်ပါ၏။ ဝါ၊ ကျင့်သောယောကျ်ားမည်ပါ၏။
ဝါ၊ ရဟန်းပြုသော ယောကျ်ားမည်ပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ရထားထိန်းက
သံတော်ဦးတင်ပြီ။ “သမ္ဗ သာရထိံ၊ ထိန်း။ သာဓု ခေါ၊ ကောင်းစွာသာလျှင်။ သော-
ပုရိသော၊ သည်။ ပဗ္ဗဇိတော နာမ၊ ပဗ္ဗဇိတမည်ပါပေ၏။ ဝါ၊ ကျင့်သောယောကျ်ား
မည်ပါပေ၏။ ဓမ္မစရိယာ၊ သည်။ သာဓု၊ န။ သမစရိယာ၊ သည်။ သာဓု၊ န။ ကုသလ
ကိရိယာ၊ သည်။ သာဓု၊ န။ ပုညကိရိယာ၊ သည်။ သာဓု၊ န။ အဝိဟိံသာ၊ သည်။ သာဓု၊
န။ ဘူတာနုကမ္မာ၊ သည်။ သာဓု၊ န။ [ဘူတာနုကမ္မာတိ ဟု တိ- ပိုသည်။]
“သမ္ဗ သာရထိံ၊ ထိန်း။ အဟံ၊ သည်။ တေနဟံ၊ န။

တနည်း။ ။သမ္ဗ သာရထိံ၊ ထိန်း။ (သော ပုရိသော၊ သည်။ ဓမ္မစရိယာ၊
ဆယ်ပါးသော ကုသိုလ်ကမ္မပထတရားတို့ကို ပြုကျင့်သည်၏ အဖြစ်သည်။ သာဓု၊

ကောင်း၏။ ဣတိ သို့။ စိန္တေတွာ၍။ ယဒိ ပဗ္ဗဇိတော၊ အကယ်၍ကပ်ရောက်ခဲ့အံ့။ ဝါ၊ အကယ်၍ကျင့်ခဲ့အံ့။) တေနဟိ၊ ထိုသို့ကျင့်ခဲ့သည်ရှိသော်။ ဝါ၊ ထိုသို့ကျင့်ခဲ့တပြီး ကား။ တံ၊ သည်။ ယေန-ဌာနေန၊ ဌ။ သော ပဗ္ဗဇိတော၊ သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေန၊ သို့။ ရထံ၊ ကို။ ပေသေဟိ၊ လော့”။ ဣတိ သို့။ အဝေါ၊ စ၊ ဝိပဿိမင်းသားက ပြောဆိုပြီ။ ဘိက္ခဝေ၊ တို့။ သာရထိ၊ သည်။ “ဒေဝ၊ တော်။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ပဋိသံတွာ၍။ ယေန-ဌာနေန၊ ဌ။ သော ပဗ္ဗဇိတော၊ သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေန၊ သို့။ ရထံ၊ ကို။ ပေသေသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိ၊ ကာလေ၊ ရဟန်းရှိရာအရပ်သို့ ရထားကိုမောင်းနှင်ရာ ထိုအခါ၌။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ တံ ပဗ္ဗဇိတံ၊ ထိုရဟန်းကို။ ဧတံ- ဝစနံ၊ ကို။ အဝေါ၊ ပြီ။ ကိ၊ သို့။ အဝေါ၊ နည်း။ “သမ္မ၊ အယွယ်တူ။ ဝါ၊ ချစ်ဆွေ။ တံ၊ သင့်ကို။ ကိ၊ ကတော ပန၊ ပါသနည်း။ တေ၊ ၎င်း။ သိသမ္မိ၊ သည်လည်း။ အညေသံ၊ ကုန်သော။ ပုရိသာနံ၊ တို့၏။ သိသံ ယထာ၊ သို့။ န ဟောတိ၊ ခဲ့။ တေ၊ ၎င်း။ ဝတ္ထာနိဝိ၊ တို့သည်လည်း။ အညေသံ၊ ကုန်သော။ ပုရိသာနံ၊ တို့၏။ ဝတ္ထာနိ ယထာ၊ သို့။ န ဟောန္တိ၊ ကုန်”။ ဣတိ သို့။ အဝေါ၊ စ၊ ဝိပဿိမင်းသားက ပြောဆိုပြီ။ “ဒေဝ၊ တော်။ အဟံ၊ သည်။ ပဗ္ဗဇိတော နာမ၊ ပါ၏”။ ဣတိ သို့။ အဝေါ၊ စ၊ ရဟန်းက ပြောဆိုပြီ။ “သမ္မ၊ အယွယ်တူ။ ဝါ၊ ချစ်ဆွေ။ ပဗ္ဗဇိတော နာမ၊ ပဗ္ဗဇိတမည်သော။ ဝါ၊ ကျင့်သောယောကျ်ား မည်သော။ တံ၊ သည်။ (အတ္ထတော၊ အားဖြင့်။) ကိ၊ ပန၊ ပါနည်း။ (တံ ပဗ္ဗဇိတံ၊ ကို။ မေအား။ နိဒ္ဒါရေတွာ၍။ တံ၊ သည်။ ကထေဟိ၊ ပါဦးလော့”။) ဣတိ သို့။ အဝေါ၊ စ၊ ဝိပဿိမင်းသားက ပြောဆိုပြီ။ “ဒေဝ၊ တော်။ အဟံ၊ သည်။ ‘ဓမ္မစရိယာ၊ သည်။ သာဓု၊ ကောင်း၏။ သမစရိယာ၊ သည်။ သာဓု၊ ၎င်း။ ကုသလကိရိယာ၊ သည်။ သာဓု၊ ၎င်း။ ပုညကိရိယာ၊ သည်။ သာဓု၊ ၎င်း။ အဝိဟိ၊ သာ၊ သည်။ သာဓု၊ ၎င်း။ ဘူတာနုကမ္မာ၊ သည်။ သာဓု၊ ၎င်း’။ ဣတိ သို့။ စိန္တေတွာ၍။ ပဗ္ဗဇိတော နာမ၊ ကျင့်သည်မည်ပါ၏”။ ဣတိ သို့။ အဝေါ၊ စ၊ ရဟန်းက ပြောဆိုပြီ။ “သမ္မ၊ အယွယ်တူ။ တံ၊ သည်။ ‘ဓမ္မစရိယာ၊ သည်။ သာဓု၊ ၎င်း။ သမစရိယာ၊ သည်။ သာဓု၊ ၎င်း။ ကုသလကိရိယာ၊ သည်။ သာဓု၊ ၎င်း။ ပုညကိရိယာ၊ သည်။ သာဓု၊ ၎င်း။ အဝိဟိ၊ သာ၊ သည်။ သာဓု၊ ၎င်း။ ဘူတာနုကမ္မာ၊ သည်။ သာဓု၊ ၎င်း’။ ဣတိ သို့။ စိန္တေတွာ၍။ သာဓု ခေါ၊ ကောင်းစွာသာလျှင်။ ပဗ္ဗဇိတော နာမ၊ မည်ပါ၏”။ ဣတိ သို့။ အဝေါ၊ စ၊ ဝိပဿိမင်းသားက ပြောဆိုပြီ။

မောဓိသတ္တပဗ္ဗဇာ

၅၄။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စံ၊ တရားနာပြီးရာကာလမှနောက်၌။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ သာရထိ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိ၊ သို့။ အာမန္တေသိ၊ နည်း။ “သမ္မ၊ သာရထိ၊ ထိန်း။ (ယေန-ကာရဏေန၊ အကြင်အကြောင်းကြောင့်။ အယ် ပုရိသော၊ သည်။ ‘ဓမ္မစရိယာ၊ ဆယ်ပါးသောကုသိုလ်ကမ္မပထတရားကို ကျင့်သည်၏ အဖြစ်သည်။ သာဓု၊ ကောင်း၏’။ ဣတိ သို့။ စိန္တေတွာ၍။ ပဗ္ဗဇိတော၊ ကျင့်ခဲ့၏။ ဝါ၊ ကပ်ရောက်ခဲ့၏။) တေနဟိ-ကာရဏေန၊ ဤယောကျ်ား၏ ဆယ်ပါးသောကုသိုလ် ကမ္မပထတို့ကို ကျင့်ရန်အကျိုးငှါ ရဟန်းပြုသည်၏အဖြစ်ဟူသောအကြောင်းကြောင့်

သာလျှင်။ တံ၊ သည်။ ရထံ၊ ကို။ အာဒါယ၊ ယူ၍။ ဣတောဝ-ဌာနတော၊ ဤရဟန်းကို တွေ့မြင်ရာအရပ်မှသာလျှင်။ အန္တေပုရံ၊ သို့။ ပစ္စနိယျာဟိ၊ လေ့။ အဟံပန၊ ငါသည် ကား။ ဝါ၊ ငါ့မှာမူကား။ ဣဓေဝ-ဣမသ္မိံ ဧဝ ဌာနေ၊ ဤရဟန်းကိုတွေ့မြင်ရာအရပ်၌ သာလျှင်။ ကေသမသံ၊ ဆံ၊ မုတ်ဆိတ်၊ ကြင်စွယ်ကို။ ဩဟာရေတွာ၊ ပယ်ချ၍။ ကာသာယာနိ၊ ဖန်ရည်ဖြင့်ဆိုးအပ်ကုန်သော။ ဝါ၊ ဖန်ရည်ကိုသောက်တတ်ကုန်သော။ ဝတ္ထာနိ၊ အဝတ်တို့ဖြင့်။ ဝါ၊ အဝတ်တို့ကို။ အစ္စ္စာဒေတွာ၊ ဖုံးလွှမ်း၍။ ဝါ၊ ဝယ်၍။ အဂါရသ္မာ၊ အိမ်၌နေသော လူတို့၏ဥစ္စာဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊ နွား ကျောင်းမှုရှိရာဖြစ်သော လူ၏အဖြစ်မှ၊ နိက္ခမ္မာထွက်၍။ အနာဂါရိယံ၊ အိမ်၌နေသောလူ တို့၏ဥစ္စာဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊ နွားကျောင်းမှုမရှိရာဖြစ်သော ရဟန်း၏ အဖြစ်သို့။ ဝါ၊ အိမ်၌နေသောလူတို့၏ဥစ္စာဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊ နွား ကျောင်းမှုမရှိရာဖြစ်သော ရဟန်း၏အဖြစ်ကို။ ပဗ္ဗဇိဿာမိ၊ ကပ်ရောက်တော့အံ့။ ဝါ၊ ကျင့်တော့အံ့။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ ဘိက္ခဝေ၊ တို့။ သာရထိ၊ သည်။ ‘ဒေဝ၊ တော်။ ဧဝံ၊ ပါပြီ’။ ဣတိ ခေါ၊ သာလျှင်။ ဝိပဿိဿ၊ သော။ ကုမာရဿ၊ အား။ ပဋိဿု တွာ၊ ပြီး၍။ ရထံ၊ ကို။ အာဒါယ၊ ၍။ တတောဝ-ဌာနတော၊ မှသာလျှင်။ အန္တေပုရံ၊ သို့။ ပစ္စနိယျာသိ၊ ပြီ။ ဝိပဿိ၊ သော။ ကုမာရော ပန၊ သည်ကား။ ဝါ၊ မှာမူကား။ တတ္ထေဝ- တသ္မိံ ဧဝ ဌာနေ၊ ထိုရဟန်းကိုတွေ့မြင်ရာအရပ်၌သာလျှင်။ ကေသမသံ၊ ကို။ ဩဟာရေတွာ၊ ၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ အစ္စ္စာဒေတွာ၊ ၍။ အဂါရသ္မာ၊ မှ။ နိက္ခမ္မာ၍။ အနာဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိ၊ ပြီ။

မဟာဇနကာယအနုပဗ္ဗဇ္ဇာ

၅၅။ ဘိက္ခဝေ၊ တို့။ ဗန္ဓုမတိယာ၊ ဗန္ဓုမတိအမည်ရှိသော။ ရာဇဓာနိယာ၊ မင်းနေ ပြည်၌။ ဝသန္တော၊ နေသော။ [ထည့်စပ်သည်။] မဟာဇနကာယော၊ များစွာသော လူအပေါင်းသည်။ စတုရာသီတိပါဏသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည်။ အသောသိ၊ ကြားသိပြီ။ တနည်း-အသောသိ ခေါ၊ ကြားသိရပြီး သည်သာ။

တနည်း။ ။ ဗန္ဓုမတိယာ၊ သော။ ရာဇဓာနိယာ၊ ၌။ ဝသန္တော၊ သော။ စတုရာသီ တိပါဏသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော သတ္တဝါဟု ဆိုအပ်ကုန်သော။ မဟာဇနကာယော၊ များစွာသောလူအပေါင်းသည်။ အသောသိ၊ ပြီ။ တနည်း-အ သောသိ ခေါ၊ သည်သာ။ ကိံ၊ သို့။ အသောသိ၊ ကြားသိရသနည်း။ ‘ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ကေသမသံ၊ ကို။ ဩဟာရေတွာ၊ ၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ အစ္စ္စာဒေတွာ၊ ၍။ အဂါရသ္မာ၊ မှ။ နိက္ခမ္မာ၍။ အနာဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိတောကိရ၊ ကျင့်သတတ်။ ဝါ၊ ကျင့်ပြီတဲ့။ ဝါ၊ ကပ်ရောက်ပြီတဲ့’။ ဣတိ၊ သို့။ အသော သိ၊ ပြီ။ တနည်း-အသောသိ၊ ခေါ၊ သည်သာ။ ‘ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ကေသ မသံ၊ ကို။ ဩဟာရေတွာ၊ ၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ အစ္စ္စာ ဒေတွာ၊ ၍။ အဂါရသ္မာ၊ မှ။ နိက္ခမ္မာ၍။ အနာဂါရိယံ၊ သို့။ ပဗ္ဗဇိတော ကိရ၊ ကပ်

ရောက်ပြီတဲ့”။ [လိုက်ပေးသည်။] ဣတိ၊ သို့။ သုတ္တံ၊ န၊ ကြားသိရသည်ရှိသော်။ ဝါ၊ ကြားသိရခြင်းကြောင့်။ တေသံ-စတုရာသီတိယာ ပါဏသဟဿာနံ၊ ထိုရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား။ ဧတံ-ပရိဝိတက္ကနံ၊ ဤသို့သော အကြံသည်။ အဟောသိ၊ ပြီ၊ ကိ၊ အဘယ်သို့သော အကြံသည်။ အဟောသိ၊ နည်း?။ “ယတ္ထ-ယသ္မိ” ဓမ္မဝိနယေ၊ အကြင်တရား၊ ဝိနည်း၌။ ဝါ၊ အကြင်တရားသဖြင့်ဆုံးမရာဖြစ်သော သာသနာတော်၌။ ဝိပဿိ၊ သော၊ ကုမာရော၊ သည်။ ကေသမသုံ၊ ကို။ ဩဟာရေတွာ၊ ၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ဖြင့်။ အစ္ဆာဒေတွာ၊ ၍။ အဂါရသ္မာ၊ မှ။ နိက္ခမ္မာ၊ ၍။ အနာဂါရိယံ၊ သို့။ ပဗ္ဗဇိတော၊ ပြီ။ သော ဓမ္မဝိနယော၊ ထိုတရား၊ ဝိနည်းသည်။ ဝါ၊ ထိုတရားသဖြင့်ဆုံးမရာဖြစ်သော သာသနာတော်သည်။ ဩရကော၊ ယုတ်ညံ့အောက်ကျသည်။ န ဟိ နူန သိယာ၊ မဖြစ်ရာသည်သာ။ ယတ္ထ-ယသံ ပဗ္ဗဇ္ဇာယံ၊ အကြင်ရှင်ရဟန်း၏အဖြစ်၌။ ဝါ၊ အကြင် ရှင်ရဟန်းပြုရာဖြစ်သော သာသနာတော်၌။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ကေသမသုံ၊ ကို။ ဩဟာရေတွာ၊ ၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ အစ္ဆာဒေတွာ၊ ၍။ အဂါရသ္မာ၊ မှ။ နိက္ခမ္မာ၊ ၍။ အနာဂါရိယံ၊ သို့။ ပဗ္ဗဇိတော၊ ပြီ။ သာ ပဗ္ဗဇ္ဇာ၊ ထိုရှင်ရဟန်း၏အဖြစ်သည်။ ဝါ၊ ထိုရှင်ရဟန်းပြုရာဖြစ်သော သာသနာတော်သည်။ ဩရကော၊ ယုတ်ညံ့အောက်ကျသည်။ န ဟိ နူန သိယာ၊ သည်သာ။ ဟိ၊ အစဉ်အလာ အမြင်သာအောင် ထင်စွာပြအံ့။ ဝိပဿိ၊ သော။ ကုမာရော၊ သည်။ ကေသမသုံ၊ ကို။ ဩဟာရေတွာ၊ ၍။ “ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ဖြင့်။ အစ္ဆာဒေတွာ၊ ၍။ အဂါရသ္မာ၊ မှ။ နိက္ခမ္မာ၊ ၍။ အနာဂါရိယံ၊ သို့။ ပဗ္ဗဇိယာတိ နာမ၊ ကပ်ရောက်နိုင်တုံသေး၏။ ကိ၊ အင်္ဂံ၊ အဘယ်အကြောင်းကြောင့်။ မယံ၊ ဝါတို့သည်။ (ကေသမသုံ၊ ကို။ ဩဟာရေတွာ၊ ၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ အစ္ဆာဒေတွာ၊ ကုန်၍။ အဂါရသ္မာ၊ မှ။ နိက္ခမ္မာ၊ ကုန်၍။ အနာဂါရိယံ၊ သို့။ ဝါ၊ ကို။ န ပဗ္ဗဇိယာမ ပန၊ မကပ်ရောက်နိုင်ဘဲရှိကုန်ရအံ့နည်း။ ဝါ၊ မကျင့်ဘဲရှိနိုင်ကုန်ရအံ့နည်း”။) ဣတိ-ဧတံ ပရိဝိတက္ကနံ၊ ဤသို့သော အကြံသည်။ အဟောသိ၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ- ပစ္စာ၊ ကြံပြီးရာကာလမှ နောက်၌။ မဟာဇနကာယော၊ များစွာသော လူအပေါင်းသည်။ စတုရာသီတိပါဏသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည်။ တနည်း-စတုရာသီတိပါဏသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အုပ်ကုန်သော။ မဟာဇနကာယော၊ များစွာသော လူအပေါင်းသည်။ ကေသမသုံ၊ ကို။ ဩဟာရေတွာ၊ ကုန်၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ အစ္ဆာဒေတွာ၊ ကုန်၍။ ဝိပဿိ၊ သော။ ဗေဓိသတ္တံ၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမ္မာ၊ ၍။ အနာဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိတံ အနု၊ ကပ်ရောက်ပြီးသည်ရှိသော်။ ဝါ၊ ကျင့်ပြီးသည် ရှိသော်။ အနုပဗ္ဗဇိ သူ၊ အတုလိုက်၍ ကပ်ရောက်ကြကုန်ပြီ။ ဝါ၊ အတုလိုက်၍ ကျင့်ကြကုန်ပြီ။ [အနု-သဒ္ဓါတလုံးကြေ။] ဘိက္ခဝေ၊ တို့။ ဝိပဿိ၊ သော။ ဗေဓိသတ္တော၊ သည်။ ဘာယပရိသာယ၊ ထိုရှစ်သောင်းလေးထောင်သော ရဟန်းပရိသတ်သည်။ ပရိဝုတော၊ ခြံရံအပ်သည်။ ဟုတ္တံ၊ ၍။ ဝါ၊ မနိဂါမအနုပဒရာဇောနိယု၊ ရွာ၊ နိဂုံး၊ ဇနပုဗ်၊ မင်းနေပြည်တို့၌။ စာရိကံ၊

လှည့်လည်ခြင်းကို။ ဝါ၊ လှည့်လည်ခြင်း ၄၂။ ဝါ၊ လှည့်လည်အပ်သော အရပ်သို့။ စရိတိ၊ လှည့်လည်တော်မူ၏။

၅၆။ ဘိက္ခုဝေ၊ တို့။ အထ-တသ္မိ^၁ကာလေ၊ ရွာစဉ်လှည့်လည်လျက်နေရာ ထို အခါ၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၎င်း။ ဝါ၊ သည်။ ရဟောဝဂတဿ၊ ဆိတ်ငြိမ်ရာအရပ်သို့ကပ်ရောက်သည်ရှိသော်။ ပဋိသလ္လိနဿ၊ အာရုံများစွာ ဖဲကြည့်ခွါ၍ သင့်ရာရည်၊ နန်း၊ ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ်တော်မူသည်ရှိသော်။ စေတသော၊ စိတ်၏။ ပရိဝိတက္ကော၊ အကြံသည်။ ဧဝံ၊ သို့။ ဥဒပါဒါ၊ ထင်ရှားဖြစ်ပေါ်လာပြီ။

တနည်း။ ။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၎င်း။ ဝါ၊ သည်။ ရဟောဝဂတဿ၊ စဉ်။ ပဋိသလ္လိနဿ၊ စဉ်။ စေတသော၊ ၎င်း။ ပရိဝိတက္ကော၊ သည်။ ဧဝံ၊ သို့။ ဥဒပါဒါ၊ ပြီ။

တနည်း။ ။ ရဟောဝဂတဿ၊ သော။ ပဋိသလ္လိနဿ၊ သော။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၎င်း။ စေတသော၊ ၎င်း။ ပရိဝိတက္ကော၊ သည်။ ဧဝံ၊ သို့။ ဥဒပါဒါ၊ ပြီ။ ကိ^၂၊ သို့။ ဥဒပါဒါနည်း။ “ယောဟံ-ယော အဟံ၊ အကြင်ငါသည်။ အာကိုက္ကော၊ ရှစ်သောင်းလေးထောင်သော ရဟန်းတို့ဖြင့် ရော့မြှမ်းလျက်။ * ယံ ဝိဟရာမိ၊ အကြင် နေရ၏။ တဿ၊ မေ၊ ထိုငါ၏။ ဧတံ-ဝိဟရဏံ၊ ဤနေရခြင်းသည်။ န ခေါ် ပဋိပူပံ၊ မသင့်လျော်သည်သာ။ အဟံ၊ ငါသည်။ ဧကော၊ တစ်ယောက်ထည်းတည်း။ ဂဏမှာ၊ ဂိုဏ်းမှ။ ဝုပကဋ္ဌော၊ ဖဲခွါလျက်၊ ဝိဟရေယျံ၊ နေရပါမူကား။ ယန္တုန၊ ကောင်းလေစွ။ ဝါ၊ ကောင်းလေရာ၏။ တနည်း-ယန္တုန၊ အကယ်၍၊ အဟံ၊ သည်။ ဧကော၊ တည်း။ ဂဏမှာ၊ မှ။ ဝုပကဋ္ဌော၊ လျက်၊ ဝိဟရေယျံ၊ နေရပါမူကား။ သာဓု၊ ကောင်းသည်။ အဿ ဝတ၊ ဖြစ်ရလေစွတကား။ ဝါ၊ ဖြစ်ရလေစွ-ဪ။

တနည်း။ ။ အဟံ၊ သည်။ ဧကော၊ တည်း။ ဂဏမှာ၊ မှ။ ဝုပကဋ္ဌော၊ လျက်။ ယန္တုန ဝိဟရေယျံ၊ အကယ်၍ နေရငြားအံ။ (ဧဝံ ဝိဟရန္တေ၊ ဤသို့နေရသည်ရှိသော်။) သာဓု၊ ကောင်းသည်။ အဿ ဝတ၊ တကား။ ဝါ၊ ဪ။ “ဣတိ-ဧဝံ၊ သည်။ ဥဒပါဒါ၊ ပြီ။ ဘိက္ခုဝေ၊ တို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာ ကာလမှ နောက်၌။ ဝိပဿိ၊ သော။ ဗောဓိသတ္တော၊ သည်။ အပရေန၊ တပီးသော။ သမယေန၊ အခါ၌။ ဧကော၊ တယောက်ထည်းတည်း။ ဂဏမှာ၊ မှ။ ဝုပကဋ္ဌော၊ လျက်။ ဝိဟာသိ၊ နေတော်မူပြီ။ အညေနော၊ တုရားအလောင်းတော်၏ နေတော်မူရာအရပ်မျက်နှာအဘို့မှတပီးသာ လျှင်ဖြစ်သော။ ဒိသာဘာဂေန၊ အရပ်မျက်နှာအဘို့ဖြင့်။ [ဤအနက်ကား ဋီကာနှင့် အညီ ယောဇနာသော အနက်တည်း။] တနည်း-အညေနော၊ တုရားအလောင်း တော်၏ သွားကြောင်းဖြစ်သော လမ်းခရီးမှ တပီးသာလျှင် ဖြစ်သော။ မဂ္ဂေန၊ ခရီးဖြင့်။ [ဤအနက်ကား အညေန မဂ္ဂေန-ဟူသော ပါဠိတော်နှင့်အညီ ယောဇနာ သော အနက်တည်း။] တာနိ စတုရာသီတိပဗ္ဗဇိတသဟသာနိ၊ ထိုရှစ်သောင်းလေး

* မှတ်ချက်။ ။ [ဤဝါကျ၌ ကိရိယာပရာမသန ယံ-သဒ္ဓါ ပါဌသေသာ တဿ၊ မေ-နိယမပုဒ်တည်း။]

ထောင်သောရဟန်းတို့သည်။ အဂမံသု၊ သွားကြကုန်ပြီ။ အညေနေဝ၊ ရဟန်းတို့၏ သွားကြောင်းဖြစ်သော လမ်းခရီးမှ တပါးသာလျှင်ဖြစ်သော။ [ဧဝ-သဒ္ဓါလိုက်ပေးသည်။] မဂ္ဂေနခရီးဖြင့်၊ ဝိပဿီ၊ သော။ မောဓိသတ္တော၊ သည်။ အဂမာသိ၊ သွားပြီ။

မောဓိသတ္တ အဘိနိဝေသ

၅၇။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိ၊ ကာလေ၊ ဝိပဿီဘုရား အလောင်းတော်၏ အပေါင်းအဖော်မှ ဖွဲ့ခွါ၍ တကိုယ်တည်းဖဲသွားရာ ထိုအခါ၌။ ဝိပဿိဿ၊ သော။ မောဓိသတ္တဿ၊ အား။ ဝါ၊ ၏။ ဝါ၊ သည်။ ဝါ၊ သူပဂတဿ၊ မောဓိမဏ္ဍိုင်၌ တညဉ့်ပတ်လုံးနေခြင်းသို့ ကပ်ရောက်သည်ဖြစ်၍။ ဝါ၊ မောဓိမဏ္ဍိုင်သို့ တညဉ့်ပတ်လုံး နေခြင်းငှါ ကပ်ရောက်သည်ဖြစ်၍။ ရဟောဂတဿ၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်သည်ရှိသော်။ ပဋိသလ္လိနဿ၊ အာရုံများစွာ ဖွဲ့ကြည့်ခွါ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်း ငြိကပ်သည်ရှိသော်။ စေတသော၊ ၏။ ပရိဝိတက္ကော၊ အကြံသည်။ ဧဝံ၊ ဤသို့။ ဥဒပါဒါ၊ ထင်ရှားဖြစ်ပေါ်လာပြီ။

တနည်း။ ။ဝိပဿိဿ၊ သော။ မောဓိသတ္တဿ၊ အား။ ဝါ၊ ၏။ ဝါ၊ သည်။ ဝါ၊ သူပဂတဿ၊ ဖြစ်၍။ ရဟောဂတဿ၊ စဉ်။ ပဋိသလ္လိနဿ၊ စဉ်။ စေတသော၊ ၏။ ပရိဝိတက္ကော၊ သည်။ ဧဝံ၊ သို့။ ဥဒပါဒါ၊ ပြီ။

တနည်း။ ။ဝါ၊ သူပဂတဿ၊ ဖြစ်၍။ ရဟောဂတဿ၊ သော။ ပဋိသလ္လိနဿ၊ သော။ ဝိပဿိဿ၊ သော။ မောဓိသတ္တဿ၊ အား။ ဝါ၊ ၏။ စေတသော၊ ၏။ ပရိဝိတက္ကော၊ သည်။ ဧဝံ၊ သို့။ ဥဒပါဒါ၊ ပြီ။

တနည်း။ ။ဘိက္ခဝေ၊ တို့။ အထ-တသ္မိ၊ ကာလေ၊ ၌။ ဝါ၊ သူပဂတဿ၊ သော။ ဝိပဿိဿ၊ သော။ မောဓိသတ္တဿ၊ အား။ ဝါ၊ ၏။ ဝါ၊ သည်။ ရဟောဂတဿ၊ သော်။ ပဋိသလ္လိနဿ၊ သော်။ စေတသော၊ ၏။ ပရိဝိတက္ကော၊ သည်။ ဧဝံ၊ ဤသို့။ ဥဒပါဒါ၊ ပြီ။

တနည်း။ ။ဘိက္ခဝေ၊ တို့။ အထ-တသ္မိ၊ ကာလေ၊ ၌။ ဝါ၊ သူပဂတဿ၊ သော။ ဝိပဿိဿ၊ သော။ မောဓိသတ္တဿ၊ အား။ ဝါ၊ ၏။ ဝါ၊ သည်။ ရဟောဂတဿ၊ စဉ်။ ပဋိသလ္လိနဿ၊ စဉ်။ စေတသော၊ ၏။ ပရိဝိတက္ကော၊ သည်။ ဧဝံ၊ သို့။ ဥဒပါဒါ၊ ပြီ။ ကိံ၊ သို့။ ဥဒပါဒါ၊ နည်း။ “ယသ္မာ၊ အကြံကြောင့်။ အယံ လောကော ဤသတ္တလောကသည်။ [နှစ်ပုဒ်ထည့်သည်။] ဇာယတိ စ၊ ဖြစ်လည်း ဖြစ်ရ၏။ ဇီယတိ စ၊ အိုလည်းအိုရ၏။ ဝိယတိ စ၊ သေလည်းသေရ၏။ စဝတိ စ၊ ခေါက်တုံ့ ခေါက်ပြန် အဘန်ဘန် ရှေ့လည်းရှေ့လျော့ရ၏။ ဥပပဇ္ဇတိ စ၊ ခေါက်တုံ့ ခေါက်ပြန် အဘန်ဘန် ပဋိသန္ဓေလည်းနေရ၏။ တသ္မာ၊ ထို့ကြောင့်။ အယံ လောကော ဤသတ္တလောကသည်။ ကိန္တု၊ ဆင်းရဲ ပြုငြင် ပင်ပန်းခြင်းသို့။ အာပန္နော ဝတ၊ ဩော်-ရောက်ရလေစွတကား။ ဝါ၊ ရောက်ရလေစွ- ဩော်။ အထ စ ပန၊ ထိုသို့ ဆင်းရဲ

ပြုပြင်ပုံပင်ပန်းခြင်းသို့ရောက်ရပါသော်လည်း။ ဇရာမရဏဿ၊ ဇရာ၊ မရဏဟုဆိုအပ်
 သော။ ဝါ၊ ဒိုခြင်း၊ သေခြင်းဟုဆိုအပ်သော။ ဣမဿ ဒုက္ခဿ၊ ဤဆင်းရဲ၏။ နိဿ
 ရဏံ၊ ထွက်မြောက်ရာကို။ နပ္ပဇာနာတိ၊ အပြားအားဖြင့် မသိတတ်ခဲ့။ အဿု၊ စင်စစ်
 ကေန်အမှန်အားဖြင့်။ ကုဒါ နာမ၊ အဘယ်မည်သောအခါ၌။ ဇရာမရဏဿ၊ သော။
 ဣမဿ ဒုက္ခဿ၊ ၏။ နိဿရဏံ၊ ထွက်မြောက်ရာသည်။ ပညာယိဿတိ နဿ
 ထင်ရှားနိုင်ပါအံ့နည်း။”။ ဣတိ-ဧဝံ၊ သို့။ ဥဒပါဒိ၊ ပြီ။

ဘိက္ခဝေ၊ ဟို။ အထ-တသ္မိကာလေ၊ အကြိမ်ထင်ရှားဖြစ်ပေါ်လာရာ ထိုအခါ၌။
 ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊
 ဖြစ်ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ကိမ္ပိ၊ အဘယ်အကြောင်းသည်။ သတိ၊
 ရှိခဲ့သော်။ ဇရာမရဏံ။ ဇရာ၊ မရဏသည်။ ဝါ၊ ဒိုခြင်း၊ သေခြင်းသည်။ ဟောတိ
 န ခေါ၊ ဖြစ်သနည်း။ ကိံ ပစ္စယာ၊ အဘယ်အကြောင်းကြောင့်။ ဇရာမရဏံ၊ သည်။
 ဟောတိ န ခေါ၊ နည်း?။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခဝေ၊
 ဟို။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိ
 သတ္တဿ၊ အား။ ဝါ၊ ၏။ ယောနိသော၊ အလိုရှိအပ် တောင့်တအပ်သော စီးပွား
 ချမ်းသာကိုရခြင်း၏ အကြောင်းအားဖြင့်။ မနသိ၊ စိတ်၌။ ကာရာ၊ ထားခြင်းကြောင့်။
 တနည်း-မနသိကာရာ၊ နှလုံးသွင်းခြင်းကြောင့်။ ပညာယ၊ ပညာ၏။ ဝါ၊ ဖြင့်။
 အဘိသမယော၊ ဇရာ၊ မရဏ၏ အကြောင်းဖြစ်သော ဇာတိနှင့် ပေါင်းဆုံမိခြင်းသည်။
 ဝါ၊ ဇရာ၊ မရဏ၏အကြောင်းဖြစ်သော ဇာတိကို ထိုးထွင်း၍ သိခြင်းသည်။ အဟု၊
 ဖြစ်ပြီ။ တနည်း-ပညာယ၊ ဇရာ၊ မရဏ၏ အကြောင်းဖြစ်သော ဇာတိကို သိမ်း
 ဆည်းတတ်သော ပညာနှင့်။ အဘိသမယော၊ ပေါင်းဆုံမိခြင်းသည်။ အဟု၊ ဖြစ်ပြီ။
 [ဤဝါကျကို မှီး၍ နောက်ဝါကျများ၌လည်း ယောဇနာရမည်။] ကိံ၊ သို့။ အဘိ
 သမယော၊ သည်။ အဟု၊ နည်း?။ “ဇာတိယာ၊ ဇာတိသည်။ သတိ၊ ရှိသော်။
 ဇရာမရဏံ၊ ဇရာ၊ မရဏသည်။ ဝါ၊ ဒိုခြင်း၊ သေခြင်းသည်။ ဟောတိ၊ ၏။ ဇာတိ
 ပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။ ဇရာမရဏံ၊ သည်။ ဟောတိ၊ ၏”။
 ဣတိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ ဟို။ အထ-ပစ္စာ၊ ဇရာ၊ မရဏ၏ အကြောင်းဖြစ်သော ဇာတိကို
 သိပြီးရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-
 ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ကိမ္ပိ၊
 သည်။ သတိ၊ ရှိသော်။ ဇာတိ၊ သည်။ ဟောတိ န ခေါ၊ သနည်း။ ကိံ ပစ္စယာ၊
 ကြောင့်။ ဇာတိ၊ သည်။ ဟောတိ န ခေါ၊ သနည်း?။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊
 သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ ဟို။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာ ကာလမှ
 နောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၏။ ယောနိသော၊
 အားဖြင့်။ မနသိ၊ ၌။ ကာရာ၊ ကြောင့်။ တနည်း- မနသိကာရာ၊ ကြောင့်။ ပညာယ၊
 ၏။ ဝါ၊ ဖြင့်။ အဘိသမယော၊ ဇာတိ၏ အကြောင်းဖြစ်သော ဘဝနှင့် ပေါင်းဆုံ
 မိခြင်းသည်။ ဝါ၊ ဇာတိ၏ အကြောင်းဖြစ်သော ဘဝကို ထိုးထွင်း၍ သိခြင်းသည်။

အဟု၊ ပြီ၊ ကိံ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း?။ “ဘဝေါ၊ သည်။ ဝါ၊ ကမ္မဘဝ၊ ဥပပတ္တိဘဝသည်။ သတိ၊ သော်။ ဇာတိ၊ သည်။ ဟောတိ၊ ဧ၊ ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။ ဝါ၊ ကမ္မဘဝ၊ ဥပပတ္တိဘဝဟူသော အကြောင်းကြောင့်။ ဇာတိ၊ သည်။ ဟောတိ၊ ဧ”။ ဣတိ၊ သို့။ အဘိသမယော၊ သည်း။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဇာတိ၏ အကြောင်းဖြစ်သောဘဝကို သိပြီးရာ ကာလမှ နောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ကိမ္ပိ၊ သည်။ သတိ၊ သော်။ ဘဝေါ၊ သည်။ ဟောတိ န ခေါ၊ နည်း။ ကိံပစ္စယာ၊ ကြောင့်။ ဘဝေါ၊ သည်။ ဟောတိ န ခေါ၊ နည်း”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာ ကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ဧ၊ ယောနိသော၊ အားဖြင့်။ မနသိကာရာ၊ ကြောင့်။ ပညာယ၊ ဘဝ၏ အကြောင်းဖြစ်သော ဥပါဒါန်ကို သိမ်းဆည်းတတ်သော ပညာနှင့်။ အဘိသမယော၊ ပေါင်းဆုံမိခြင်းသည်။ အဟု၊ ပြီ။ ကိံ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း?။ “ဥပါဒါနေ၊ ဥပါဒါန်သည်။ ဝါ၊ ကာမုပါဒါန်၊ ဒိဋ္ဌပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်သည်။ သတိ၊ သော်။ ဘဝေါ၊ သည်။ ဟောတိ၊ ဧ။ ဥပါဒါနပစ္စယာ၊ ကြောင့်။ ဘဝေါ၊ သည်။ ဟောတိ၊ ဧ”။ ဣတိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဘဝ၏အကြောင်းဖြစ်သော ဥပါဒါန်ကို သိပြီးရာ ကာလမှ နောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ ပြန်သနည်း?။ “ကိမ္ပိ၊ သည်။ သတိ၊ သော်။ ဥပါဒါနံ၊ သည်။ ဟောတိ န ခေါ၊ သနည်း။ ကိံပစ္စယာ၊ ကြောင့်။ ဥပါဒါနံ၊ သည်။ ဟောတိနခေါ၊ သနည်း”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ဧ။ ယောနိသော။ အားဖြင့်။ မနသိန္တံ။ ကာရာ၊ ကြောင့်။ ပညာယ၊ ဧ။ ဝါ၊ ဖြင့်။ အဘိသမယော၊ ဥပါဒါန်၏ အကြောင်းဖြစ်သော တဏှာနှင့် ပေါင်းဆုံမိခြင်းသည်။ ဝါ၊ ဥပါဒါန်၏အကြောင်းဖြစ်သော တဏှာကို ထိုးထွင်း၍ သိမြင်ခြင်းသည်။ အဟု၊ ပြီ။ ကိံ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း?။ “တဏှာယ၊ တဏှာသည်။ သတိ၊ သော်။ ဥပါဒါနံ၊ သည်။ ဟောတိ၊ ဧ။ တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။ ဥပါဒါနံ၊ သည်။ ဟောတိ၊ ဧ”။ ဣတိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဥပါဒါန်၏ အကြောင်းဖြစ်သော တဏှာကို သိပြီး ရာကာလမှ နောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ကိမ္ပိ၊ သည်။ သတိ၊ သော်။ တဏှာ၊ သည်။ ဟောတိ န ခေါ၊ သနည်း။ ကိံပစ္စယာ၊ ကြောင့်။ တဏှာ၊ သည်။ ဟောတိ န ခေါ၊ သနည်း”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှနောက်၌။ ဝိပဿိဿ၊

သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ န။ ယောနိသော၊ အားဖြင့်။ မနသိကာရာ၊ ကြောင့်။ ပညာယ၊ တဏှာ၏အကြောင်းဖြစ်သော ဝေဒနာကို သိမ်းဆည်းတတ်သော ပညာနှင့်။ အဘိသမယော၊ သည်။ အဟု၊ ပြီ။ ကိံ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း?။ “ဝေဒနာယ၊ ဝေဒနာသည်။ သတိ၊ သော်။ တဏှာ၊ သည်။ ဟောတိ၊ န။ ဝေဒနာပစ္စယာ၊ ကြောင့်။ တဏှာ၊ သည်။ ဟောတိ၊ န။”။ ဣတိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ တဏှာ၏ အကြောင်းဖြစ်သော ဝေဒနာကို သိပြီး ရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ကိမ္ပိ၊ သည်။ သတိ၊ သော်။ ဝေဒနာ၊ သည်။ ဟောတိ န ခေါ၊ သနည်း။ ကိံ ပစ္စယာ၊ ကြောင့်။ ဝေဒနာ၊ သည်။ ဟောတိ န ခေါ၊ သနည်း”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီး ရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ န။ ယောနိသော၊ အားဖြင့်။ မနသိ၊ နှင့်။ ကာရာ၊ ကြောင့်။ ပညာယ၊ န။ ဝါ၊ ဖြင့်။ အဘိသမယော၊ ဝေဒနာ၏အကြောင်း ဖြစ်သော ဖဿနှင့် ပေါင်းဆုံမိခြင်းသည်။ ဝါ၊ ဝေဒနာ၏အကြောင်းဖြစ်သော ဖဿကို ထိုးထွင်း၍ သိခြင်းသည်။ အဟု၊ ပြီ။ ကိံ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း?။ “ဖဿေ၊ ဖဿသည်။ သတိ၊ သော်။ ဝေဒနာ၊ သည်။ ဟောတိ၊ န။ ဖဿ ပစ္စယာ၊ ကြောင့်။ ဝေဒနာ၊ သည်။ ဟောတိ၊ န။”။ ဣတိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဝေဒနာ၏အကြောင်းဖြစ်သော ဖဿကို သိပြီး ရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ- ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ကိမ္ပိ၊ သည်။ သတိ၊ သော်။ ဖဿေ၊ ဖဿသည်။ ဟောတိ န ခေါ၊ သနည်း။ ကိံ ပစ္စယာ၊ ကြောင့်။ ဖဿေ၊ သည်။ ဟောတိ န ခေါ၊ သနည်း”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီး ရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ န။ ယောနိသော၊ အားဖြင့်။ မနသိကာရာ၊ ကြောင့်။ ပညာယ၊ ဖဿ၏အကြောင်းဖြစ်သော သဠာယတနကို သိမ်းဆည်းတတ်သော ပညာနှင့်။ အဘိသမယော၊ သည်။ အဟု၊ ပြီ။ ကိံ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း?။ “သဠာယတနေ၊ သဠာယတနသည်။ သတိ၊ သော်။ ဖဿေ၊ သည်။ ဟောတိ၊ န။ သဠာယတနပစ္စယာ၊ ကြောင့်။ ဖဿေ၊ သည်။ ဟောတိ၊ န။”။ ဣတိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဖဿ၏အကြောင်းဖြစ်သော သဠာယတနကို သိပြီး ရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ကိမ္ပိ၊ သည်။ သတိ၊ သော်။ သဠာယတနံ၊ သည်။ ဟောတိ န ခေါ၊ သနည်း။ ကိံ ပစ္စယာ၊ ကြောင့်။ သဠာယတနံ၊ သည်။ ဟောတိ န ခေါ၊ သနည်း”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။

အင်္ဂဟာသိ၊ ပြန်ပြီ၊ တိက္ခဝေ၊ တို့။ အထ-ပစ္စွာ၊ အကြံဖြစ်ပြီးရာ ကာလမှ နောက်၌။
 ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၎င်း။ ယောနိသော၊ အားဖြင့်။ မနသိ
 ကာရာ၊ ကြောင့်။ ပညာယ၊ ၎င်း။ ဝါ၊ ဖြင့်။ အဘိသမယော၊ သဠာယတန၏အကြောင်း
 ဖြစ်သော နာမ်၊ ရုပ်နှင့် ပေါင်းဆုံခြင်းသည်။ ဝါ၊ သဠာယတန၏ အကြောင်း
 ဖြစ်သော နာမ်၊ ရုပ်ကို ထိုးထွင်း၍ သိခြင်းသည်။ အဟု၊ ဖြီ။ ကိ၊ သို့။ အဘိသမယော၊
 သည်။ အဟု၊ နည်း။ “နာမရူပေ၊ နာမ်၊ ရုပ်သည်။ သတိ၊ သော်။ သဠာယတနံ၊ သည်။
 ဟောတိ၊ ၎င်း။ နာမရူပပစ္စယာ၊ ကြောင့်။ သဠာယတနံ၊ သည်။ ဟောတိ၊ ၎င်း။” ဣတိ၊
 သို့။ အဘိသမယော၊ သည်။ အဟု၊ ဖြီ။

တိက္ခဝေ၊ တို့။ အထ-ပစ္စွာ၊ သဠာယတန၏အကြောင်းဖြစ်သော နာမ်၊ ရုပ်ကို
 သိပြီးရာကာလမှ နောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိ
 ဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိ၊ သည်။ အဟောသိ၊ နည်း။ “ကိမ္ပိ၊ သည်။
 သတိ၊ သော်။ နာမရူပံ၊ သည်။ ဟောတိ၊ နှင့် ခေါ်၊ နည်း။ ကိ၊ ပစ္စယာ၊ ကြောင့်။ နာမရူပံ၊
 သည်။ ဟောတိ နှင့် ခေါ်၊ နည်း။” ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။
 တိက္ခဝေ၊ တို့။ အထ-ပစ္စွာ၊ အကြံဖြစ်ပြီးရာ ကာလမှ နောက်၌။ ဝိပဿိဿ၊ သော။
 ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၎င်း။ ယောနိသော၊ အားဖြင့်။ မနသိ၊ ကာရာ၊ ကြောင့်။
 ပညာယ၊ နာမ်၊ ရုပ်၏ အကြောင်းဖြစ်သော ဝိညာဏ်ကို သိမ်းဆည်းတတ်သော
 ပညာနှင့်။ အဘိသမယော၊ သည်။ အဟု၊ ဖြီ။ ကိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊
 နည်း။ “ဝိညာဏေ၊ သည်။ သတိ၊ သော်။ နာမရူပံ၊ သည်။ ဟောတိ၊ ၎င်း။ ဝိညာဏံ၊
 ပစ္စယာ၊ ကြောင့်။ နာမရူပံ၊ သည်။ ဟောတိ၊ ၎င်း။” ဣတိ၊ သို့။ အဘိသမယော၊ သည်။
 အဟု၊ ဖြီ။

တိက္ခဝေ၊ တို့။ အထ-ပစ္စွာ၊ ဝိညာဏ်၏အကြောင်းဖြစ်သော နာမ်၊ ရုပ်ကို သိပြီး
 ရာကာလမှ နောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊
 သည်။ အဟောသိ၊ ပြန်ပြီ။ ကိ၊ သည်။ အဟောသိ၊ နည်း။ “ကိမ္ပိ၊ သည်။ သတိ၊ သော်။
 ဝိညာဏံ၊ သည်။ ဟောတိ နှင့် ခေါ်၊ နည်း။ ကိ၊ ပစ္စယာ၊ ကြောင့်။ ဝိညာဏံ၊ သည်။
 ဟောတိ နှင့် ခေါ်၊ နည်း။” ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။
 တိက္ခဝေ၊ တို့။ အထ-ပစ္စွာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ ဝိပဿိဿ၊ သော။
 ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၎င်း။ ယောနိသော၊ အားဖြင့်။ မနသိကာရာ၊ ကြောင့်။
 ပညာယ၊ ၎င်း။ ဝါ၊ ဖြင့်။ အဘိသမယော၊ ဝိညာဏ်၏အကြောင်းဖြစ်သော နာမ်၊ ရုပ်နှင့်
 ပေါင်းဆုံခြင်းသည်။ ဝါ၊ ဝိညာဏ်၏ အကြောင်းဖြစ်သော နာမ်၊ ရုပ်ကို ထိုးထွင်း
 ၍ သိခြင်းသည်။ အဟု၊ ဖြီ။ ကိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း။ “နာမရူပေ၊
 သည်။ သတိ၊ သော်။ ဝိညာဏံ၊ သည်။ ဟောတိ၊ ၎င်း။ နာမရူပပစ္စယာ၊ ကြောင့်။ ဝိညာဏံ၊
 သည်။ ဟောတိ၊ ၎င်း။” ဣတိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ ဖြီ။

၅၇။ တိက္ခဝေ၊ တို့။ အထ-ပစ္စွာ၊ ဝိညာဏ်၏အကြောင်းဖြစ်သော နာမ်၊ ရုပ်
 ကို သိပြီးရာကာလမှ နောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-
 ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိ၊ သည်။ အဟောသိ၊ နည်း။ “ဣဒံ-ဝိညာ

ဏံ၊ ဤပဋိသန္ဓေဝိညာဏ်၊ ဝိပဿနာဝိညာဏ်သည်။ နာမရူပမှာ၊ ပစ္စည်းဖြစ်သော နာမ်ရုပ်၊ အာရုံဖြစ်သော နာမ်ရုပ်မှ။ ပစ္စုဒါဝတ္တတိ ခေါ်၊ ဆုတ်နှစ် တော့သည် သာ။ နာမရူပမှာ၊ ပစ္စည်းဖြစ်သော နာမ် ရုပ်၊ အာရုံဖြစ်သော နာမ်ရုပ်မှ။ အပရံ၊ တပါးသော ပစ္စည်း၊ အာရုံသို့၊ န ဝတ္တတိ၊ မရောက်။ ယဒိဒံ-ယသ္မာ နာမ ရူပပစ္စယာ၊ အကြင်နာမ်၊ ရုပ်၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့်။ ယဒိဒံ-ယံ ဣဒံ ဝိညာဏံ၊ အကြင်ဝိညာဏ်သည်။ သမ္ဘဝတိ၊ ၎င်း။ ယဒိဒံ-ယသ္မာ ဝိညာဏပစ္စယာ၊ အကြင် ဝိညာဏ်ဟူသော အကြောင်းကြောင့်။ ယဒိဒံ-ယံ ဣဒံ နာမရူပံ၊ အကြင်နာမ်၊ ရုပ်၊ နာမ်ရုပ်သည်။ သမ္ဘဝတိ၊ ဖြစ်၏။ ဧတ္တာဝတာ၊ ဤမျှလောက်အတိုင်းအရှည်ရှိသော နာမ်၊ ရုပ်၊ နာမ်ရုပ်၊ ဝိညာဏ်တို့၏ အချင်းချင်းကျေးဇူးပြုခြင်းဖြင့်။ သတ္တော၊ သတ္တဝါ သည်။ [ထည့်စပ်သည်။] ဇာယေထ ဝါ၊ ဖြစ်သော်လည်းဖြစ်ရာ၏။ ဇီယေထ ဝါ၊ ဒို သော်လည်းဒိုရာ၏။ မီယေထ ဝါ၊ သေသော်လည်း သေရာ၏။ စဝေထ ဝါ၊ ခေါက် တုံ့ခေါက်ပြန် အဘန်ဘန်စုတိသော်လည်း စုတိရာ၏။ ဥပပဇ္ဇေထ ဝါ၊ ခေါက်တုံ့ ခေါက်ပြန် အဘန်ဘန်ပဋိသန္ဓေနေသော်လည်း နေရာ၏။ ဣတိ၊ သို့။ သမညာ၊ အမည် သည်။ ဟောတိ၊ ၎င်း။ [သုံးပုဒ်ထည့်စပ်သည်။] နာမရူပပစ္စယာ၊ နာမ်၊ ရုပ်ဟူသော အကြောင်းကြောင့်။ သဠာယတနံ၊ သဠာယတနသည်။ သမ္ဘဝတိ၊ ဖြစ်၏။ သဠာယ တနပစ္စယာ၊ သဠာယတနဟူသော အကြောင်းကြောင့်။ ဖသော၊ ဖဿသည်။ သမ္ဘ ဝတိ၊ ၎င်း။ ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။ ဝေဒနာ၊ ဝေဒနာသည်။ သမ္ဘဝတိ၊ ၎င်း။ ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။ တဏှာ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။ ဥပါဒါနံ၊ ဥပါ ဒါန်သည်။ သမ္ဘဝတိ၊ ၎င်း။ ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။ တဝေါ၊ တဝသည်။ သမ္ဘဝတိ၊ ၎င်း။ တဝပစ္စယာ၊ တဝဟူသော အကြောင်းကြောင့်။ ဇာတိ၊ ဇာတိသည်။ သမ္ဘဝတိ၊ ၎င်း။ ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။ *ဇရာမရဏံ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ၊ မိုးရိမ်ပူဆွေးခြင်း၊ ပိုကြွေးမြည်တမ်းခြင်း၊ ဘိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ ပြင်းစွာပင်ပန်းခြင်းတို့သည်။ သမ္ဘဝန္တိ၊ ကုန်၏။ ဧဝံ၊ ဤသို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသော

* မှတ်ချက်။ ။ [ဤဝါကျဝယ် ဇရာမရဏသောကပရိဒေဝ ဒုက္ခဒေါ- မနဿုပါယာသာ-ဟု သမာသ်နှင့်၎င်း၊ ဇရာမရဏံ သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ-ဟု ဝါကျနှင့်၎င်း ပါဠိနှစ်ထွေရှိကြ၏။ ထိုတွင် ဇရာ မရဏဟူသော အကျိုးသည် ဇာတိ၏ မုချအကျိုးတည်း။ သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ-ဟူသော အကျိုးတို့သည် (နိဿန္ဒဗလ) နောက် ဆက်တွဲအကျိုးဆက်တို့တည်း။

သို့ဖြစ်၍ မုချအကျိုးတခြား၊ နိဿန္ဒအကျိုးတခြားစီခွဲခြား၍ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ-ဟု ဝါ ကျအားဖြင့် ဟောတော်မူ၏ဟု ယူသင့်၏။ သို့ဝါကျနှင့်ရှိမှသာ မုချအကျိုး၊ နိဿန္ဒအကျိုးများကို ခွဲခြား၍ သိနိုင်ကြပေမည်။]

ပစ္စည်းအဆက်ဆက်ဟု ဆိုအပ်သော အစီအရပ်ဖြင့်။ ကောဝလဿ၊ အလုံးစုံသော။ ဝါ၊ သတ္တု၊ ဇီဝမတက် သက်သက်သော။ ဝါ၊ သုခမတက် သက်သက်သော။ တေဿ ဒုက္ခက္ခန္ဓဿ၊ ဤဒုက္ခအစု၏။ ဝါ၊ ဤဆင်းရဲအစု၏။ သမုဒယော၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ၎င်း၏။ ။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ [ဤ၌ သမုဒယော ဟောတိ-ဟုသာ မူများ၌ရှိကြ၏။ သမုဒယော ဟောတိ-ရှိမှသင့်မည်။]

၅၉။ ဘိက္ခဝေ၊ တို့။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ သမုဒယော သမုဒယောတိ ခေါ၊ သမုဒယော၊ သမုဒယောဟူ၍သာလျှင်။ ဝါ၊ ဖြစ်ခြင်း၊ ဖြစ်ခြင်းဟူ၍ သာလျှင်။ ဥဗ္ဗေ၊ ရှေး၌။ ဝါ၊ ရှေးက၊ အနန္တသုတေသု၊ မကြားအပ်ဘူးကုန်သော။ ဓမ္မေသု၊ ပဋိစ္စသမုပ္ပါဒ်တရားတို့၌။ စက္ခု၊ ဖြစ်ခြင်းကိုထင်စွာပြုတတ်သောဉာဏ်သည်။ ဝါ၊ ဖြစ်ခြင်းကိုမြင်တတ်သောဉာဏ်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာပြီ။ ဉာဏံ၊ ဖြစ်ခြင်းကိုသိတတ်သောဉာဏ်သည်။ ဥဒပါဒိ၊ ပညာ၊ ဖြစ်ခြင်းကိုအပြားအားဖြင့်သိတတ်သောဉာဏ်သည်။ ဥဒပါဒိ၊ ပြီ။ ဝိဇ္ဇာ၊ ဖြစ်ခြင်းကိုသိတတ်သောဉာဏ်သည်။ ဥဒပါဒိ၊ ပြီ။ အာလောကော၊ ဖြစ်ခြင်းကို ထွန်းလင်းတောက်ပစေတတ်သော အရောင်အလင်းသည်။ ဥဒပါဒိ၊ ပြီ။

၆၀။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ သင်္ခါရတရားတို့၏ဖြစ်ခြင်းကိုရှုပြီးရာကာလမှ နောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “ကိမ္ပိ၊ သည်။ အသတိ၊ မရှိခဲ့သော်။ ဇရာမရဏံ၊ သည်။ န ဟောတိ န ခေါ၊ မဖြစ်သနည်း။ ကိဿ၊ အဘယ်တရား၏။ နိရောဓော၊ ချုပ်ခြင်းကြောင့်။ ဇရာမရဏနိရောဓော၊ ဇရာ၊ မရဏ၏ချုပ်ခြင်းသည်။ ဟောတိ န ခေါ၊ ဖြစ်သနည်း။ ။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၎င်း၏။ ယောနိသော၊ အားဖြင့်။ မနသိ၊ ၌။ ကာရာ၊ ကြောင့်။ ပညာယ၊ ၎င်း။ ဝါ၊ ဖြင့်။ အတိ သမယော၊ ဇရာ၊ မရဏ ချုပ်ခြင်း၏အကြောင်းဖြစ်သော ဇာတိ၏ချုပ်ခြင်းနှင့်ပေါင်း ဆုံမိခြင်းသည်။ ဝါ၊ ဇရာ၊ မရဏချုပ်ကြောင်းဖြစ်သော ဇာတိ၏ချုပ်ခြင်းကို ထိုး ထွင်း၍သိခြင်းသည်။ အဟု၊ ပြီ။ ကိံ၊ သို့။ အတိသမယော၊ သည်။ အဟု၊ နည်း။ “ဇာတိယာ၊ သည်။ အသတိ၊ သော်။ ဇရာမရဏံ၊ သည်။ န ဟောတိ၊ မဖြစ်။ ဇာတိနိရောဓော၊ ဇာတိ၏ချုပ်ခြင်းကြောင့်။ ဇရာမရဏနိရောဓော၊ ဇရာ၊ မရဏ၏ ချုပ်ခြင်းသည်။ ဟောတိ၊ ၎င်း၏။ ။ ဣတိ၊ သို့။ အတိသမယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဇရာ၊ မရဏ၏ချုပ်ကြောင်းဖြစ်သော ဇာတိ၏ချုပ်ခြင်းကိုသိပြီးရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “ကိမ္ပိ၊ သည်။ အသတိ၊ သော်။ ဇာတိ၊ သည်။ န ဟောတိ န ခေါ၊ နည်း။ ကိဿ၊ ၎င်း၏။ နိရောဓော၊ ကြောင့်။ ဇာတိနိရောဓော၊ သည်။ ဟောတိ န ခေါ၊ နည်း။ ။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၎င်း၏။ ယောနိသော၊ အားဖြင့်။ မနသိ၊ ကာရာ၊ ကြောင့်။ ပညာယ၊ ဇာတိ၏ ချုပ်ကြောင်းဖြစ်သော ဇာတိ၏ချုပ်ခြင်းကိုသိမ်းဆည်းတတ်သောပညာနှင့်။

အသတိ၊ သော်၊ ဝေဒနာ၊ သည်၊ န ဟောတိ န ခေါ၊ နည်း၊ ကိဿ၊ ၏၊ နိရောဓ၊ ကြောင့်။
 ဝေဒနာ၊ နိရောဓ၊ သည်၊ ဟောတိ န ခေါ၊ နည်း။” ။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။
 အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဌ။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊
 အား။ ဝါ၊ ၏။ ယောနိသော၊ အားဖြင့်။ မနသိကာရာ၊ ကြောင့်။ ပညာယ၊ နှင့်။ အဘိ
 သမယော၊ သည်။ အဟု၊ ပြီ။ ကိံ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း။ “ဗသော၊
 သည်။ အသတိ၊ သော်။ ဝေဒနာ၊ သည်။ န ဟောတိ၊ မဖြစ်။ ဗသနိရောဓ၊ ကြောင့်။
 ဝေဒနာ၊ နိရောဓ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဌ။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိ
 ဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “ကိမ္ပိ၊ သည်။
 အသတိ၊ သော်။ ဗသော၊ သည်။ န ဟောတိ န ခေါ၊ နည်း။ ကိဿ၊ ၏။ နိရောဓ၊
 ကြောင့်။ ဗသနိရောဓ၊ သည်။ ဟောတိ န ခေါ၊ နည်း။” ။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊
 သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဌ။ ဝိပဿိဿ၊ သော။ ဗောဓိ
 သတ္တဿ၊ အား။ ဝါ၊ ၏။ ယောနိသော၊ အားဖြင့်။ မနသိကာရာ၊ ကြောင့်။ ပညာယ၊ ၏။
 ဝါ၊ ဖြင့်။ အဘိသမယော၊ သည်။ အဟု၊ ပြီ။ ကိံ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း။
 “သဠာယတနော၊ သည်။ အသတိ၊ သော်။ ဗသော၊ သည်။ န ဟောတိ၊ မဖြစ်။ သဠာယ
 တနနိရောဓ၊ ကြောင့်။ ဗသနိရောဓ၊ သည်။ ဟောတိ၊ ၏။” ။ ဣတိ၊ သို့။ အဘိသမ
 ယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဌ။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။
 ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။
 “ကိမ္ပိ၊ သည်။ အသတိ၊ သော်။ သဠာယတနံ၊ သည်။ န ဟောတိ န ခေါ၊ နည်း။
 ကိဿ၊ ၏။ နိရောဓ၊ ကြောင့်။ သဠာယတန နိရောဓ၊ သည်။ ဟောတိ န ခေါ၊
 နည်း။” ။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-
 ပစ္စာ၊ ဌ။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၏။ ယောနိသော၊
 အားဖြင့်။ မနသိ၊ ဌ။ ကာရာ၊ ကြောင့်။ ပညာယ၊ နှင့်။ အဘိသမယော၊ သည်။
 အဟု၊ ပြီ။ ကိံ၊ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း။ “နာမရူပေ၊ သည်။
 အသတိ၊ သော်။ သဠာယတနံ၊ သည်။ န ဟောတိ၊ မဖြစ်။ နာမရူပနိရောဓ၊
 ကြောင့်။ သဠာယတန နိရောဓ၊ သည်။ ဟောတိ၊ ၏။” ။ ဣတိ၊ သို့။ အဘိသမ
 ယော၊ သည်။ အဟု၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ ဌ။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။
 ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။
 “ကိမ္ပိ၊ သည်။ အသတိ၊ သော်။ နာမရူပံ၊ သည်။ န ဟောတိ န ခေါ၊ နည်း။ ကိဿ၊
 ၏။ နိရောဓ၊ ကြောင့်။ နာမရူပနိရောဓ၊ သည်။ ဟောတိ န ခေါ၊ နည်း။” ။
 ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊
 ဌ။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ၏။ ယောနိသော၊ အားဖြင့်။
 မနသိကာရာ၊ ကြောင့်။ ပညာယ၊ ၏။ ဝါ၊ ဖြင့်။ အဘိသမယော၊ သည်။ အဟု၊ ပြီ။

ကိံ သို့။ အဘိသမယော၊ သည်။ အဟု၊ နည်း။ “ဝိညာဏော သည်။ အသတိ၊ သော်။ နာမရူပံ၊ သည်။ န ဟောတိ၊ မဖြစ်။ ဝိညာဏနိရောဓော၊ ကြောင့်။ နာမရူပ နိရောဓော၊ သည်။ ဟောတိ၊ ဧ”။ ဣတိ သို့။ အဘိသမယော၊ သည်။ အဟု၊ ဖြီ။

တိက္ခဝေ၊ တို့။ အထ-ပစ္စွာ၊ ဌ။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ဖြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “ကိမ္ပိ၊ သည်။ အသတိ၊ သော်။ ဝိညာဏံ၊ သည်။ န ဟောတိ န ခေါ၊ နည်း။ ကိဿ၊ ဧ။ နိရောဓော၊ ကြောင့်။ ဝိညာဏနိရောဓော၊ သည်။ ဟောတိ န ခေါ၊ နည်း”။ ဣတိ- ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ဖြီ။ တိက္ခဝေ၊ တို့။ အထ-ပစ္စွာ၊ ဌ။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဝါ၊ ဧ။ ယောနိသော၊ အားဖြင့်။ မနသိ၊ ဌ။ ကာရာ၊ ကြောင့်။ ပညာယ၊ နှင့်။ အဘိသမယော၊ သည်။ အဟု၊ ဖြီ။ ကိံ သို့။ အဘိ သမယော၊ သည်။ အဟု၊ နည်း။ “နာမရူပော သည်။ အသတိ၊ သော်။ ဝိညာဏံ၊ သည်။ န ဟောတိ၊ မဖြစ်။ နာမရူပနိရောဓော၊ ကြောင့်။ ဝိညာဏနိရောဓော၊ သည်။ ဟောတိ၊ ဧ”။ ဣတိ သို့။ အဘိသမယော၊ သည်။ အဟု၊ ဖြီ။

ဇော၊ တိက္ခဝေ၊ တို့။ အထ-ပစ္စွာ၊ သင်္ခါရတို့၏ ပျက်ခြင်းကို ရှုပြီးရာကာလမှ နောက်၌။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ဖြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “ယဒိဒံ-သေန မဂ္ဂေန၊ အကြင်ဝိဿနာမဂ်ဖြင့်။ နာမရူပနိရောဓော၊ နာမ်၏ချုပ်ခြင်း၊ ရုပ်၏ချုပ်ခြင်း၊ နာမ်ရုပ်၏ ချုပ်ခြင်းကြောင့်။ ဝိညာဏနိရောဓော၊ ဝိညာဏ်၏ ချုပ်ခြင်းသည်။ ဟောတိ၊ ဧ။ ဝိညာဏနိရောဓော၊ ကြောင့်။ နာမရူပနိရောဓော၊ နာမ်၏ချုပ်ခြင်း၊ ရုပ်၏ချုပ်ခြင်း၊ နာမ်ရုပ်၏ချုပ်ခြင်းသည်။ ဟောတိ၊ ဧ။ နာမရူပနိရောဓော၊ ကြောင့်။ သဠာယတန နိရောဓော၊ သဠာယတန၊ သဠာယတန၏ချုပ်ခြင်းသည်။ ဟောတိ၊ ဧ။ သဠာယတန နိရောဓော၊ ကြောင့်။ ဖဿနိရောဓော၊ ဖဿ၏ချုပ်ခြင်းသည်။ ဟောတိ၊ ဧ။ ဖဿနိ ရောဓော၊ ကြောင့်။ ဝေဒနာနိရောဓော၊ ဝေဒနာ၏ ချုပ်ခြင်းသည်။ ဟောတိ၊ ဧ။ ဝေဒနာ နိရောဓော၊ ကြောင့်။ တဏှာနိရောဓော၊ တဏှာ၏ချုပ်ခြင်းသည်။ ဟောတိ၊ ဧ။ တဏှာနိရောဓော၊ ကြောင့်။ ဥပါဒါနိရောဓော၊ ဥပါဒါ၏ချုပ်ခြင်းသည်။ ဟောတိ၊ ဧ။ ဥပါဒါနိရောဓော၊ ကြောင့်။ ဘဝနိရောဓော၊ ဘဝ၏ ချုပ်ခြင်းသည်။ ဟောတိ၊ ဧ။ ဘဝနိရောဓော၊ ကြောင့်။ ဇာတိနိရောဓော၊ ဇာတိ၏ချုပ်ခြင်းသည်။ ဟောတိ၊ ဧ။ ဇာတိနိရောဓော၊ ကြောင့်။ ဇရာမရဏံ၊ သည်။ နိရုဇ္ဈတိ၊ ချုပ်၏။ သောကပရိဒေဝ ဒုက္ခဒေါမနသံပုယာသာ၊ တို့သည်။ နိရုဇ္ဈန္တိ၊ ကုန်၏။ ဧဝံ သို့။ ဝါ၊ ဖြင့်။ ကေဝလဿ၊ သော။ တေဿ ဒုက္ခက္ခန္ဓဿ၊ ဧ။ နိရောဓော၊ သည်။ ဟောတိ၊ ဧ။ ဣတိ သို့။ သမနုပဿတိ၊ အဘန်ဘန်ရှု၏။ [ထည့်စပ်သည်။] မေငါသည်။ အဓိဂတော ခေါ၊ ရအပ်ပြီးသော။ အယံ မဂ္ဂေါ၊ ဤဝိပဿနာမဂ်သည်။ သမ္မောဓာယ၊ လေးပါး သောသစ္စာကို ထိုးထွင်း၍ သိရခြင်းငှါ။ ဝါ၊ နိဗ္ဗာန်ကို ထိုးထွင်း၍ သိရခြင်းငှါ။ ဝါ၊ လေးပါးသောသစ္စာတို့ကို တပြိုင်နက် တချက်ထည်း ထိုးထွင်း၍ သိတတ်သော အရိယမဂ်အကျိုးငှါ။ ဟောတိ၊ ဧ”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ဖြီ။

၆၂။ ဘိက္ခုဝေတို့။ ဝိပဿိဿ၊ သော။ ဗောဓိသတ္တံဿ၊ အား။ နိရောဓော နိရောဓောတိ ခေါ၊ နိရောဓော၊ နိရောဓောဟူ၍သာလျှင်။ ဝါ၊ ချုပ်ခြင်း၊ ချုပ်ခြင်း ဟူ၍သာလျှင်။ ပုဗ္ဗေ၊ အနန္တသုတေသု ကုန်သော။ ဓမ္မေသု၊ ပဋိစ္စသမုပ္ပါဒ်တရား တို့၌။ ဝါ၊ တေဘူမကတရားတို့၌။ စက္ခု၊ ပဋိစ္စသမုပ္ပါဒ်၏ပျက်ခြင်းကို ထင်စွာပြုတတ် သောဉာဏ်သည်။ ဝါ၊ ပဋိစ္စသမုပ္ပါဒ်၏ ပျက်ခြင်းကို မြင်တတ်သောဉာဏ်သည်။ ဥဒပါဒါ၊ ပြီ။ ဉာဏံ၊ ပဋိစ္စသမုပ္ပါဒ်၏ပျက်ခြင်းကို သိတတ်သောဉာဏ်သည်။ ဥဒပါဒါ၊ ပြီ။ ပညာ၊ ပဋိစ္စသမုပ္ပါဒ်၏ပျက်ခြင်းကို အပြားအားဖြင့် သိတတ်သော ဉာဏ်သည်။ ဥဒပါဒါ၊ ပြီ။ ဝိဇ္ဇာ၊ ပဋိစ္စသမုပ္ပါဒ်၏ ပျက်ခြင်းကို သိတတ်သောဉာဏ်သည်။ ဥဒပါဒါ၊ ပြီ။ အာလောကော၊ ပဋိစ္စသမုပ္ပါဒ်၏ပျက်ခြင်းကို ထွန်းလင်းတောက်ပစေတတ်သော ပညာတည်းဟူသော အရောင်အလင်းသည်။ ဥဒပါဒါ၊ ပြီ။

၆၃။ ဘိက္ခုဝေတို့။ အထ-ပစ္စာ၊ ပဋိစ္စသမုပ္ပါဒ်၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို သိမြင် ပြီးရာကာလမှ နောက်၌။ ဝိပဿိ၊ သော။ ဗောဓိသတ္တော၊ သည်။ အပရေန၊ အကြောင်းတရား၊ အကြောင်းတရား၏ချုပ်ခြင်းကို သိပြီးရာကာလမှ တပါးသော။ သမဓယန၊ အခါ၌။ ပဉ္စသု၊ ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓသု၊ ဥပါဒါနက္ခန္ဓာ တို့၌။ ဝါ၊ ဥပါဒါန်၏အကြောင်းဖြစ်သော ခန္ဓာတို့၌။ ဥဒယဗ္ဗယာနုပဿိ၊ ဖြစ်ခြင်း၊ ပျက်ခြင်းကို အဘန်ဘန်ရှုလေ့ရှိသည်။ ဟုတ္တု၊ ၍။ ဝိဟာသိ၊ နေပြီ။ ကိံ၊ သို့။ ဥဒယဗ္ဗယာနုပဿိ၊ သည်။ ဟုတ္တု၊ ၍။ ဝိဟာသိ၊ နည်း?။ “ရူပံ၊ ရုပ်တရားသည်။ ဣတိ၊ ဤရူပနုလက္ခဏာရှိသော ဘူတရုပ်၊ ဥပါဒါရုပ်သာလျှင်တည်း။ ဝါ၊ ရူပနု လက္ခဏာရှိသော ဘူတရုပ်၊ ဥပါဒါရုပ်ဟူသော ဤမျှလောက် အတိုင်းအရှည်ရှိသော နှစ်ဆယ့်ရှစ်ပါးသော ရုပ်သာလျှင်တည်း။ ဣတော၊ ဤဘူတရုပ်၊ ဥပါဒါရုပ်မှ။ ဝါ၊ ဤဘူတရုပ်၊ ဥပါဒါရုပ်ထက်။ ဥဒ္ဓံ၊ အထက်ဖြစ်သော။ ဝါ၊ လွန်သော။ ရူပံ၊ ရုပ်သည်။ နတ္ထိ၊ မရှိတော့ပြီ။ ဣတိ၊ ဤသို့သော အဝိဇ္ဇာ၏ဖြစ်ခြင်း၊ တဏှာ၏ဖြစ်ခြင်း၊ ကံ၏ ဖြစ်ခြင်း၊ အာဟာရ၏ဖြစ်ခြင်း ဥပါဒါဓဏဟူသော အပြားအားဖြင့်။ ရူပဿ၊ ရုပ်၏။ သမုဒယော၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ၍။ ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ချုပ်ခြင်း၊ တဏှာ ၏ချုပ်ခြင်း၊ ကံ၏ချုပ်ခြင်း၊ အာဟာရ၏ချုပ်ခြင်း ဘင်ဓဏဟူသော အပြားအား ဖြင့်။ ရူပဿ၊ ၍။ အတ္ထင်္ဂမော၊ ချုပ်ခြင်းသည်။ ဟောတိ၊ ၍။ ဝေဒနာ၊ သည်။ ဣတိ၊ ဤဝေဒယိတလက္ခဏာရှိသော သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာသာလျှင်တည်း။ ဝါ၊ ဝေဒယိတလက္ခဏာရှိသော သုခ၊ ဒုက္ခ၊ ဥပေက္ခာဟူသော ဤမျှလောက်အတိုင်း အရှည်ရှိသော ဝေဒနာသာလျှင်တည်း။ ဣတော၊ ဤဝေဒယိတလက္ခဏာရှိသော သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာမှ။ ဝါ၊ ထက်။ ဥဒ္ဓံ၊ သော။ ဝါ၊ သော။ ဝေဒနာ၊ သည်။ နတ္ထိ၊ ပြီ။ ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ ဖြစ်ခြင်း၊ တဏှာ၏ ဖြစ်ခြင်း၊ ကံ၏ ဖြစ်ခြင်း၊ ဖဿ၏ ဖြစ်ခြင်း ဥပါဒါဓဏဟူသော အပြားအားဖြင့်။ ဝေဒနာယ၊ ၍။ သမုဒယော၊ သည်။ ဟောတိ၊ ၍။ ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ချုပ်ခြင်း၊ တဏှာ၏ချုပ် ခြင်း၊ ကံ၏ချုပ်ခြင်း၊ ဖဿ၏ချုပ်ခြင်း ဘင်ဓဏဟူသော အပြားအားဖြင့်။ ဝေဒနာ ယ၊ ၍။ အတ္ထင်္ဂမော၊ သည်။ ဟောတိ၊ ၍။ သညာ၊ သညာသည်။ ဣတိ၊ ဤသဗ္ဗာနု လက္ခဏာရှိသော ရူပသညာ၊ သဒ္ဓသညာ၊ ဂန္ဓသညာ၊ ရသသညာ၊ ဗောဇ္ဇဗ္ဗသညာ၊

ဓမ္မသညာသည်သာလျှင်တည်း။ ဝါ၊ သန္ဓိနနလက္ခဏာရှိသော ဤမျှလောက်အတိုင်း အရှည်ရှိသော ရူပသညာ၊ သဒ္ဓသညာ၊ ဂန္ဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာ၊ ဓမ္မသညာသည်သာလျှင် တည်း။ ဣတော၊ ဤသန္ဓိနနလက္ခဏာရှိသော ရူပသညာ၊ သဒ္ဓသညာ၊ ဂန္ဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာမှ။ ဝါ၊ ထက်။ ဥဒ္ဓါ၊ သော၊ ဝါ၊ သော။ သညာ၊ သည်။ နတ္ထိ၊ ပြီ။ ဣတိ၊ အားဖြင့်။ သညာယ၊ ၏။ သမုဒယော၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ အားဖြင့်။ သညာယ၊ ၏။ အတ္ထင်္ဂမော၊ သည်။ ဟောတိ၊ ၏။ သင်္ခါရာတို့သည်။ ဣတိ၊ ဤအဘိသင်္ခါရလက္ခဏာရှိသော ငါးဆယ်သော သင်္ခါရတို့ သာလျှင် တည်း။ ဝါ၊ အဘိသင်္ခါရလက္ခဏာရှိသော ဤမျှလောက် ငါးဆယ် အတိုင်းအရှည်ရှိသော သင်္ခါရတို့ သာလျှင်တည်း။ ဣတော၊ ဤအဘိသင်္ခါရလက္ခဏာရှိသော ငါးဆယ်အတိုင်း အရှည်ရှိသော သင်္ခါရတို့မှ။ ဝါ၊ တို့ထက်။ ဥဒ္ဓါ၊ ကုန်သော။ ဝါ၊ ကုန်သော။ သင်္ခါရာတို့သည်။ နတ္ထိ၊ ကုန်ပြီ။ ဣတိ၊ အားဖြင့်။ သင်္ခါရာနံ၊ တို့၏။ သမုဒယော၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ အားဖြင့်။ သင်္ခါရာနံ၊ တို့၏။ အတ္ထင်္ဂမော၊ သည်။ ဟောတိ၊ ၏။ ဝိညာဏံ၊ ဝိညာဏ်သည်။ ဣတိ၊ ဤဝိဇောနနလက္ခဏာရှိသော ရှစ်ဆယ့်တစ်ပါးသော ဝိညာဏ်သာလျှင်တည်း။ ဝါ၊ ဝိဇောနနလက္ခဏာရှိသော ဤမျှလောက်ရှစ်ဆယ့်တစ်ပါးအတိုင်းအရှည်ရှိသော ဝိညာဏ်သာလျှင်တည်း။ ဣတော၊ ဤဝိဇောနနလက္ခဏာရှိသော ရှစ်ဆယ့်တစ်ပါးသော ဝိညာဏ်မှ။ ဝါ၊ ထက်။ ဥဒ္ဓါ၊ သော။ ဝါ၊ သော။ ဝိညာဏံ၊ သည်။ နတ္ထိ၊ ပြီ။ ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ဖြစ်ခြင်း၊ တဏှာ၏ ဖြစ်ခြင်း၊ ကံ၏ဖြစ်ခြင်း၊ နာမ်ရုပ်၏ဖြစ်ခြင်း ဥပါဒ်ခဏဟူသော အပြားအားဖြင့်။ ဝိညာဏဿ၊ ၏။ သမုဒယော၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ချုပ်ခြင်း၊ တဏှာ၏ချုပ်ခြင်း၊ ကံ၏ ချုပ်ခြင်း၊ နာမ်ရုပ်၏ ချုပ်ခြင်း ဘင်ခဏဟူသော အပြားအားဖြင့်။ ဝိညာဏဿ၊ ၏။ အတ္ထင်္ဂမော၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ ဥဒယဗ္ဗယာနုပဿိ၊ သည်။ ဟုတ္တာ၊ ၎်။ ဝိဟာသိ၊ ပြီ။ ပဉ္စသု၊ ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာတို့၌။ ဝါ၊ ဥပါဒါန၏အကြောင်းဖြစ်သော ခန္ဓာတို့၌။ ဥဒယဗ္ဗယာနုပဿိနော၊ ဖြစ်ခြင်း၊ ပျက်ခြင်းကို အဘန်ဘန်ရှုလေ့ရှိသည်ဖြစ်၍။ ဝိဟရတော၊ နေသော။ တဿ-ဗောဓိသတ္တဿ၊ ၏။ စိတ္တံ၊ သည်။ န စိရဿေဝ၊ မကြာမြင့်မီသာလျှင်။ အနုပါဒါယ၊ တစ်စုံတစ်ခုသော အာရုံကိုမယူမူ၍။ အာသဝေဟိ၊ အာသဝေတရားတို့မှ။ ဝိမုစ္စိ၊ လွတ်ပြီ။ တနည်း-တဿ-ဗောဓိသတ္တဿ၊ ၏။ စိတ္တံ၊ ကို။ အာသဝေဟိ၊ အာသဝေတရားတို့သည်။ န စိရဿေဝ၊ သာလျှင်။ အနုပါဒါယ၊ မယူကုန်မူ၍။ ဝိမုစ္စိ၊ လွတ်အပ်ပြီ။ ဣတိ၊ ဤကား ဒုတိယဘာဏဝါရအပြီးတည်း။

ဒုတိယဘာဏဝါရံ၊ ဒုတိယဘာဏဝါရသည်။ ဝါ၊ နှစ်ခုတို့၏ ပြည့်ကြောင်း ဖြစ်သော တစ်ကြိမ်တစ်ခေါက် ရွတ်ဆိုလောက်သော ဝါရသည်။
 နိဗ္ဗိတံ၊ ဆုံးခင်းတိုင်မြောက် အပြီးသို့ရောက်ပြီ။

ဗြဟ္မဃာစနကထာ

၆၄။ ဘိက္ခုဝေ၊ တို့။ အထ-ပစ္စယ၊ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ရတော် မူပြီးရာကာလမှနောက်၌။ ဝါ၊ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ရတော်မူပြီး

၍ သတ္တ သတ္တာဟ၏ လွန်ရာကာလမှနှောက်၍။ ဝိပဿိဿ၊ သော။ အရဟတော၊ ကိုလေသာမြို့မှူးညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူပြီးသော။ သမ္မာသမ္ဗုဒ္ဓဿ၊ မဘောဓက်မပြန် ကိုယ်တော်တိုင်သာ ဧည ယျဇါးတန် တရားမှန်ကို ဧကန်ထိုးထွင်း၍ အိတော်မူပြီးသော။ ဘဂဝတော၊ အား။ ဧတံ-ပရိဝိတတ္တနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “အဟံ၊ ငါတုရားသည်။ ဓမ္မံ၊ တရားကို။ ဒေသေယံ၊ ဟောတော်မူရပါမူကား။ ယန္တုန၊ ကောင်းလေစွ။ ဝါ၊ ကောင်းလေရာ၏။

တနည်း။ ။ ယန္တုန၊ အကယ်၍။ အဟံ၊ သည်။ ဓမ္မံ၊ ကို။ ဒေသေယံ၊ မူကား။ သာဓု၊ ကောင်းသည်။ အဿ ဝတ၊ ဖြစ်ရလေစွတကား။ ဝါ၊ ဖြစ်ရလေစွ-ဪ။

တနည်း။ ။ အဟံ၊ သည်။ ဓမ္မံ၊ ကို။ ယန္တုန ဒေသေယံ၊ အကယ်၍ ဟောတော် မူရငြားအံ့။ ဧဝံ-ဒေသေန္တေ၊ ဤသို့ဟောတော်မူရသည်ရှိသော်။ သာဓု၊ ကောင်းသည်။ အဿ ဝတ၊ တကား။ ဝါ၊ ဪ။ ဪတိ-ဧတံ ပရိဝိတတ္တနံ၊ သည်။ အဟောသိ၊ ပြီ။ [ဤယန္တုနာဟံ စသောဝါကျ၌ယန္တုန-သဒ္ဓါသည် ပရိဝိတတ္တနတ္ထ ဇောတကနိပါတ် ဖြစ်၍ ပရိဝိတတ္တနတ္ထထင်အောင် သုံးနည်းယောဇနာလိုက်၏။ ယန္တုနာဟံ-တွေတိုင်း နည်းယူရမည်။] ဘိက္ခုဝေ၊ ထို။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာ ကာလမှ နောက်၌။

ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ အား။ ဧတံ-ပရိဝိတတ္တနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “ဓမ္မံ၊ ငါတုရားသည်။ အဓိဝတော ခေါ်၊ ရတော်မူအပ်ပြီးသော။ အယံ ဓမ္မော၊ ဤသစ္စာလေးပါး မြတ်တရားသည်။ ဝါ၊ ကို။ ဝန္တိဓရာ၊ နက်လည်းနက်နဲ့နဲ့။ ဝန္တိဓရာ နက်လည်းနက်နဲ့သည်၏ အဖြစ်ကြောင့်။ ဒုဒ္ဓသော၊ ဆင်းရဲသဖြင့်လည်း သိမြင်အပ် ၏။ ဝါ၊ သိမြင်ခြင်းငှါလည်း ခဲယဉ်း၏။ ဝါ၊ သိလည်းသိမြင်နိုင်ခဲ၏။ ဒုဒ္ဓသော၊ ဆင်းရဲသဖြင့် သိမြင်အပ်သည်၏အဖြစ်ကြောင့်။ ဒုရနုဗောဓော၊ ဆင်းရဲသဖြင့်လည်း ထိုးထွင်း၍ သိအပ်၏။ ဝါ၊ ထိုးထွင်း၍သိခြင်းငှါလည်း ခဲယဉ်း၏။ ဝါ၊ ထိုးထွင်း၍သိ နိုင်ခဲ၏။ သန္တော၊ ငြိမ်းအေးလည်း ငြိမ်းအေးခဲ့၏။ ဝါ၊ ငြိမ်သက်သော အာရုံလည်းရှိ ခဲ့၏။ ပဏီတော၊ မြတ်လည်းမြတ်ခဲ့၏။ ဝါ၊ ပြဇာနီးသည်၏ အဖြစ်သို့လည်း ဆောင် အပ်၏။ အတက္ကာဝစရော၊ ကြံဆသဖြင့်လည်း မသက်ဝင်အပ်နိုင်။ နိပုဏော၊ သိမ်လည်း သိမ်မွေ့ခဲ့၏။ ပဏ္ဍိတဝေဒနီယော၊ ပညာရှိသော ပုဂ္ဂိုလ်တို့သည်သာလည်း သိ အပ် သိသင့် သိထိုက်၏။ ခေါ် ပန၊ သည်သာမကသေး။ အယံ ပဇာ၊ ဤသတ္တဝါ အပေါင်းသည်။ အာလယရာဇာ၊ ဗြိတုယ်ပျော်ပါး မွေ့လျော်သောအားဖြင့် ခံစား အပ်သော ငါးပါးသောကာမဂုဏ်၊ ဗြိတုယ်ပျော်ပါး မွေ့လျော်သောအားဖြင့် ခံစား တတ်သော တရားရှစ်ပါးသော တဏှာဝိစရိတ်တို့ဖြင့် မွေ့လျော်ပျော်ပါး ကစား ကြ၏။ အာလယရတာ၊ ဗြိတုယ်ပျော်ပါး မွေ့လျော်သောအားဖြင့် ခံစားအပ်သော ငါးပါးသော ကာမဂုဏ်၊ ဗြိတုယ်ပျော်ပါး မွေ့လျော်သောအားဖြင့် ခံစားတတ် သော တရားရှစ်ပါးသော တဏှာ ဝိစရိတ်တို့၌ မွေ့လျော်ကြ၏။ အာလယသမ္ပုဒိ တာ၊ ဗြိတုယ်ပျော်ပါး မွေ့လျော်သောအားဖြင့် ခံစားအပ်သော ငါးပါးသော ကာမဂုဏ်၊ ဗြိတုယ်ပျော်ပါး မွေ့လျော်သောအားဖြင့် ခံစားတတ်သော တရားရှစ် ပါးသော တဏှာဝိစရိတ်တို့၌ ကောင်းစွာဝမ်းမြောက်ကြ၏။ ခေါ် ပန၊ စင်စစ်ကေန

အမှန်အားဖြင့်။ အာလယရာမာယ၊ သော။ အာလယရတာယ၊ သော။ အာလယသမ္ပုဒိ
 တာယ၊ သော။ ပဇာယ၊ သည်။ [ဒုဒ္ဒသံ-၌ စပ်ရသည်။] ဣဒပ္ပတ္တယတာပဋိစ္စသမုပ္ပါဒေါ၊
 ဤသင်္ခါရအစရှိသော အကျိုးတရားတို့၏ အဝိဇ္ဇာအစရှိသော အကြောင်းတရားဟု
 သော ပဋိစ္စသမုပ္ပါဒ်ဟုဆိုအပ်သော။ ဝါ၊ ဤအဝိဇ္ဇာအစရှိသော အကြောင်းတရား
 တို့၏ သင်္ခါရအစရှိသောအကျိုးတရားတို့ကို ဖြစ်စေခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ဟု
 သော ပဋိစ္စသမုပ္ပါဒ်ဟုဆိုအပ်သော။ ယဒိဒံ-ယံ ဣဒံ ဌာနံ၊ အကြင်အကြောင်းအရာ
 သည်။ အတ္ထိ၊ ဣဒံ ဌာနံ၊ ဤပဋိစ္စသမုပ္ပါဒ်ဟုဆိုအပ်သော အကြောင်းအရာကို။
 ဒုဒ္ဒသံ၊ ဆင်းရဲသဖြင့် ရှုမြင်အပ်၏။ ဝါ၊ ရှုမြင်ခြင်းငှါ ခဲယဉ်း၏။ ဝါ၊ ရှုမြင်နိုင်ခဲ၏။
 တနည်း-ယဒိဒံ-ယော အယံ ဣဒပ္ပတ္တယတာပဋိစ္စသမုပ္ပါဒေါ၊ ဤသင်္ခါရအစရှိသော
 အကျိုးတရားတို့၏ အဝိဇ္ဇာအစရှိသော အကြောင်းတရားဟုသော အကြင်ပဋိစ္စ
 သမုပ္ပါဒ်သည်။ ဝါ၊ ဤအဝိဇ္ဇာအစရှိသော အကြောင်းတရားတို့၏ သင်္ခါရအစရှိ
 သောအကျိုးတို့ကို ဖြစ်စေခြင်းငှါ စွမ်းနိုင်သည်၏အဖြစ်ဟုသော အကြင်ပဋိစ္စသမုပ္ပါဒ်
 သည်။ အတ္ထိ၊ ဣဒံ ဌာနံ၊ ဤပဋိစ္စသမုပ္ပါဒ်ဟုသော အကြောင်းအရာကို။ ဒုဒ္ဒသံ၊
 အပ်၏။ ယဒိဒံ-ယော အယံ သဗ္ဗသင်္ခါရသမထော၊ အကြင်အလုံးစုံသော သင်္ခါရ
 တို့၏ ငြိမ်းအေးရာဖြစ်သောနိဗ္ဗာန်သည်။ ယဒိဒံ-ယော အယံ သဗ္ဗပုပ္ဖိပဋိနိဿဂ္ဂေါ၊
 အကြင်အလုံးစုံသော ဥပမိတို့ကို စွန့်လွှတ်ရာဖြစ်သောနိဗ္ဗာန်သည်။ ယဒိဒံ-ယော
 အယံ တဏှက္ခယော၊ အကြင်တဏှာ၏ကုန်ရာဖြစ်သောနိဗ္ဗာန်သည်။ ယဒိဒံ-ယော
 အယံ ဝိရာဂေါ၊ အကြင်ကိလေသာရာဂ၏တယ်ခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည်။
 ယဒိဒံ-ယော အယံ နိရောဓော၊ အကြင်တောဘူမကဝဋ်ဒုက္ခ၏ ချုပ်ရာဖြစ်သော
 နိဗ္ဗာန်သည်။ ယဒိဒံ-ယံ ဣဒံ နိဗ္ဗာနံ၊ အကြင်ထိုထိုဘဝနှင့် တပါးသောဘဝ၊ အကျိုး
 နှင့်အကြောင်းကို အပ်ချုပ်သမားကဲ့သို့ ချုပ်တတ် စပ်တတ် ဖာတတ် ထေးတတ်
 သည်ဖြစ်၍ ဝါနဟုဆိုအပ်သော တဏှာမှ ထွက်မြောက်လွတ်ကင်း သန့်ရှင်း စင်
 ကြယ်သောနိဗ္ဗာန်သည်။ အတ္ထိ၊ ဣဒံ ဌာနံ၊ ဤနိဗ္ဗာန်ဟုသော အကြောင်းအရာ
 ကိုလည်း။ ဒုဒ္ဒသံ၊ ဆင်းရဲသဖြင့် ရှုမြင်အပ်၏။ [ဝိနည်းမဟာဝါ ဗြဟ္မဗာဓန
 ကထာတွင် ဣဒမ္ပိ ခေါ် ဌာနံ သုဒုဒ္ဒသံ-ဟု သု-သဒ္ဓါနှင့်ရှိသည်။] ခေါ် ပန၊ စင်စစ်
 ကေန်အမှန်အားဖြင့်။ အဟံ၊ သည်။ ဓမ္မံ၊ ကို။ စေတ ဒေသေယျံ၊ အကယ်၍ဟောတော်
 မူရငြားအံ။ ဧဝံ ဒေသေန္တေ၊ ဤသို့ဟောတော်မူရသည်ရှိသော်။ ပရေ စ၊ တပါးသော
 သတ္တဝါတို့သည်လည်း။ မေ၏၊ ဓမ္မံ၊ ကို။ န အာဇာနေယျံ၊ မသိနိုင်ကြကုန်ရာ။ သော၊
 ထိုမသိသောသတ္တဝါတို့အား တရားဟောတော်မူရခြင်းသည်။ မမ၊ အား။ ဝါ၊ ။
 ကိလမထော၊ ကိုယ်တော်၏ပင်ပန်းကြောင်းသည်။ ဝါ၊ ကိုယ်တော်ကို ပင်ပန်းစေတတ်
 သည်။ အဿ၊ ဖြစ်ရာ၏။ သာ၊ ထိုမသိသောသတ္တဝါတို့အား တရားဟောတော်မူရ
 ခြင်းသည်။ မမ၊ အား။ ဝါ၊ ။ ဝိဟေသာ၊ ကိုယ်တော်ကို ညှဉ်းဆဲနှိပ်စက်တတ်သည်။
 အဿ၊ ရာ၏။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

၆၅။ ကေဝလံ၊ ဝါထာတို့နှင့်မရောမယှက် သက်သက်။ ဝိပဿိယံ၊ သော။ အရဟ
 တော၊ သော။ သမ္မာသမ္ဗုဒ္ဓယံ၊ သော။ ဘဂဝတော၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ ဤ
 အကြံသည်သာ။ န အဟောသိ၊ ဖြစ်တော်မူသည်ဟုတ်သေး။ အဿုဒံ၊ အဟုတ်အ

မှန်ကား။ [ကေဝလံ အစ၊ ဧတံ ပရိဝိတက္ကနံ အဆုံးရှိသောပါဠိများကား အဝိ
 သုဒ္ဓိ-သဒ္ဓါ၏ အနုမြူဟိတဗ္ဗတ္ထပေါ်အောင် ထည့်၍စပ်သော ပါဠိများတည်း။]
 ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိ။ ပဋိ၊ စွဲ၍။ အနန္တရိ
 ယာ၊ အဘန်ဘန် လက်ဖျစ်စီး၍အံ့ချီးခြင်းငှါထိုက်ကုန်သော။ ဝါ၊ ကြီးပွားခြင်းသို့
 ရောက်သည်ဖြစ်၍ အံ့ချီးခြင်းငှါထိုက်ကုန်သော။ ပုဗ္ဗေ၊ ရှေး၌။ ဝါ၊ က။ အဿုတ
 ပုဗ္ဗာ၊ ရှေး၌မကြားအပ်ဘူးကုန်သော။ ဣမာ ဂါထာယော အဝိ၊ ဤဂါထာတို့သည်
 လည်း။ တံသု၊ တောက်ပကုန်သေးသည်သာ။ ဝါ၊ ထင်လာကုန်သေးသည်သာ။ [ဤ
 နည်းအလို ပဋိ-သဒ္ဓါ ဥပသဂ္ဂပုဒ်တည်း။]

တနည်း။ ။ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊
 ၎င်း။ ဣဏော၊ ဣဏ်တော်၌။ အနန္တရိယာ၊ ကုန်သော။ ပုဗ္ဗေ၌။ အဿုတပုဗ္ဗာ၊ ကုန်
 သော။ ဣမာ ဂါထာယော အဝိ၊ တို့သည်လည်း။ ပဋိတံသု၊ တောက်ပကုန်သေးသည်
 သာ။ ဝါ၊ ထင်လာကုန်သေးသည်သာ။ [ဤနည်းအလို ဘဂဝန္တံ-သဒ္ဓါနောင် ဆဠိ
 အနက်၌ ဒုတိယာဝိဘတ်သက်သည်။]

တနည်း။ ။ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊
 အာ။ အနန္တရိယာ၊ ကုန်သော။ ပုဗ္ဗေ၌။ အဿုတပုဗ္ဗာ၊ ကုန်သော။ ဣမာ ဂါထာ
 ယော အဝိ၊ တို့သည်လည်း။ ပဋိတံသု၊ ကုန်သေးသည်သာ။ [ဤနည်းအလို ဘဂဝန္တံ
 သဒ္ဓါနောင် သမ္ဗဒါန်အနက်၌ ဒုတိယာဝိဘတ်သက်သည်။]

တနည်း။ ။ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံပဋိ၊
 မြတ်စွာဘုရား၏အဘို့ဖြစ်၍။ အနန္တရိယာ၊ ကုန်သော။ ပုဗ္ဗေ၌။ အဿုတပုဗ္ဗာ၊ ကုန်
 သော။ ဣမာ ဂါထာယော အဝိ၊ တို့သည်လည်း။ တံသု၊ ကုန်သေးသည်သာ။ [ဤနည်း
 အလို ပဋိ-သဒ္ဓါ ကမ္မပ္ပဝစနိယ ဘဂဝတ္ထတည်း။]

ကိံ၊ သို့။ တံသု၊ ကုန်သေးသနည်း?။

“မေ၊ ငါဘုရားသည်။ ကိစ္ဆေန၊ ဆင်းရဲငြိုငြင် ပင်ပန်းသဖြင့်။ ဝါ၊ ဆင်းရဲ
 ငြိုငြင် ပင်ပန်းလှမှ။ အဓိဂတံ၊ ရတော်မူအပ်သော။ ဓမ္မံ၊ သစ္စာလေးပါး မြတ်
 တရားကို။ ဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ ပကာသိတံ၊ ထင်စွာပြုတော်မူခြင်း
 ငှါ။ ဝါ၊ ဟောတော်မူခြင်းငှါ။ အလံ၊ မသင့်။ ဝါ၊ အကျိုးမရှိ။ [ဤနည်း၌
 ဟ-သဒ္ဓါ နိပါတမတ္တတည်း။] တနည်း-မေ၊ သည်။ ကိစ္ဆေန၊ သဖြင့်။ အဓိဂတံ၊
 သော။ ဓမ္မံ၊ ကိ။ ဟ၊ ထင်စွာ။ ဝါ၊ စင်စစ်ကောန်အမှန်အားဖြင့်။ ဒါနိ၊ ၌။ ပကာ
 သိတံ၊ ငှါ။ အလံ၊ မသင့်။ ဝါ၊ အကျိုးမရှိ။ [ဤနည်း၌ ဟ-သဒ္ဓါ၊ သို့မဟုတ်
 ကော်သတ္တ တည်း။] တနည်း-မေ၊ သည်။ ကိစ္ဆေန၊ သဖြင့်။ အဓိဂတံ၊ သော။
 ဓမ္မံ၊ ကိ။ ဒါနိ၊ ၌။ ပကာသိတံ၊ ငှါ။ ဟလံ၊ မသင့်။ ဝါ၊ အကျိုးမရှိ။ [ဤနည်း၌
 ဟလံ-သဒ္ဓါသည် အလံ-သဒ္ဓါနှင့် အနက်တူ။] ကသ္မာ၊ ကြောင့်။ မေ၊ သည်။
 ကိစ္ဆေန၊ သဖြင့်။ အဓိဂတံ၊ သော။ ဓမ္မံ၊ ကိ။ ဒါနိ၊ ၌။ ပကာသိတံ၊ ငှါ။ ဟလံ၊
 မသင့်သနည်း။ ယသ္မာ၊ အကြံကြောင့်။ အယံ ဓမ္မော၊ ဤသစ္စာလေးပါး မြတ်
 တရားကို။ ရာဂဒေါသပရေတေဟိ၊ ရာဂ၊ ဒေါသတို့သည် တွေ့ထိအပ်ကုန်သော။

ဝါ၊ရာဂ၊ဒေါသတို့သည် လွှမ်းမိုးနှိပ်စက်အပ်ကုန်သော။ ဝါ၊ရာဂ၊ဒေါသတို့သည် အစဉ်လိုက်အပ်ကုန်သော။သတ္တဝါ၊သတ္တဝါတို့သည်။ န သုသမ္မုဓော၊ လွယ်လွယ်ကူကူ ကောင်းစွာထိုးထွင်း၍ မသိအပ်နိုင်။တသ္မာ၊ထိုသို့သစ္စာလေးပါး မြတ်တရားကို ရာဂ၊ဒေါသတို့သည် တွေ့ထိအပ်ကုန်သော သတ္တဝါတို့သည်လွယ်လွယ်ကူကူကောင်းစွာထိုးထွင်း၍မသိအပ်နိုင်သည်၏အဖြစ်ကြောင့်။ မေးသည်။ ကိစ္ဆေန၊သဖြင့်။အဓိဝတံ၊သော။ဓမ္မံ၊ကို။ ဒါနိ၊ဉ္စ။ ပကာသိတံ၊ငှါ။ ဟလံ၊မသင့်။ [ပြန်စပ်သည်။]

တသ္မာ၊ ထိုသို့ကောင်းစွာ လွယ်လွယ်ကူကူ ထိုးထွင်း၍ မသိနိုင်သည်၏ အဖြစ်ကြောင့်။ [ထည့်စပ်သည်။] ပဋိသောတဂါမိံ၊ သံသရာဝဋ်တည်းဟူသော အယဉ်၏ဆန့်ကျင်ဘက်ဖြစ်သော နိဗ္ဗာန်တည်းဟူသောအညာသို့ သွားရောက်ကြောင်းဖြစ်သော။ ဝါ၊ နိစ္စဂါဟ၊ သုခဂါဟ၊ အတ္တဂါဟ၊ သုဘဂါဟတို့၏ ဆန့်ကျင်ဘက်အားဖြင့် ဖြစ်သော အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ ဟူ၍ဖြစ်သော။ ဝါ၊နိစ္စဂါဟ၊သုခဂါဟ၊အတ္တဂါဟ၊သုဘဂါဟတို့၏ ဆန့်ကျင်ဘက်အားဖြင့် ဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘဟူ၍ နှလုံးသွင်း၍ မြတ်စွာဘုရားတို့သည် သိတော်မူအပ်ပြီးသော။နိပုဏံ၊ သိမ်မွေ့သော။ ဂမ္ဘီရံ၊ နက်နဲသော။ ဒုဒ္ဒသံ၊ဆင်းရဲသဖြင့် သိမြင်အပ်သော။ဝါ၊ သိမြင်ခြင်းငှါ ခဲယဉ်းသော။ ဝါ၊ သိမြင်နိုင်ခဲ့သော။ အဏံ၊အဏုမြူကဲ့သို့ နူးညံ့သိမ်မွေ့သော။ဓမ္မံ၊သစ္စာလေးပါး မြတ်တရားကို။ တမောက္ခန္ဓေန၊ အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်အစုသည်။ အာဝုဇ္ဇာ၊ ပိမ်ပင်နှောင့်ရှက် ကန့်ကွက်တားမြစ်အပ်ကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ ရာဂရတ္တာ၊ ကာမရာဂ၊ဘဝရာဂ၊ဒိဋ္ဌိရာဂဖြင့် တတ်တတ်ကုန်သော။ (သတ္တာ၊တို့သည်။) နဒက္ခိန္နိ၊အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘဟူသောသဘောအားဖြင့် မမြင်နိုင်ကြကုန်လိမ့်လတ္တံ့။”။ဣတိ၊သို့။တံ၊သု၊ကုန်သေးသည်သာ။

ဘိက္ခဝေ၊တို့။ဣတိ၊သို့။ဣဟ-ဣမသ္မိံ လောကော၊ ဤလောက၌။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ဝါ၊ သည်။ပဋိ-သဋ္ဌိက္ခတော၊ ကြံဆင်ခြင်တော်မူစဉ်။ အပ္ပေါသုတ္တတာယ၊ ကြောင့်ကြမဲ့နေတော်မူလိုသည်၏အဖြစ်ဖြင့်။စိတ္တံ၊ စိတ်တော်သည်။နမိ၊ ညွတ်တော်မူပြီ။ တနည်း- ဘိက္ခဝေ၊ တို့။ဣတိ-သို့။ဣဟ-ဣမသ္မိံ လောကော၌၊ပဋိသဋ္ဌိက္ခတော၊ သော။ ဝိပဿိဿ၊သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ စိတ္တံ၊ သည်။ အပ္ပေါသုတ္တတာယ၊ ဖြင့်။ နမိ၊ မူပြီ။ ဓမ္မဒေသနာယ၊ တရားဟောတော်မူခြင်းငှါ။ နော နမိ၊ညွတ်တော်မမူ။

၆၆။ ဘိက္ခဝေ၊တို့။ အထ-တသ္မိံကာလေ၊ ဝိပဿိမြတ်စွာဘုရား စိတ်တော်၏ တရားမဟောဘဲ ကြောင့်ကြမဲ့နေတော်မူလိုသည်၏ အဖြစ်ဖြင့် ညွတ်တော်မူရာ ထိုအခါ၌။အညတရဿ၊အမှတ်မထား တပါးပါးသော။ မဟာမြဟ္မာ၊နော၊ မဟာမြဟ္မာအား။ဝါ၊မြဟ္မာကြီးအား။ ဝိပဿိဿ၊သော။ အရဟတော၊သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ဘဂဝတော၊၏။စေတောပရိဝိတတ္တံ၊ စိတ်တော်၏အကြံကို။ စေတသာ၊ မိမိ

စိတ်ဖြင့်၊ အညာယ၊ သိရသည်ရှိသော်။ ဝါ၊ သိရခြင်းကြောင့်။ ဧတံ-ပရိဝိတက္ကနံ၊
 သည်။ အဟောသိ၊ ပြီး၊ ကိံ၊ သည်။ အဟောသိ၊ နည်း။ “ဘော၊ အိုအချင်းတို့၊ ယတြိ-
 ဟိ-ယသ္မိ” လောကော၊ အကြင်လောက၌။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။
 သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ၊ စိတ္တံ၊ သည်။ အပ္ပေါသုက္ကတာယ၊ ကြောင့်
 ကြမဲ့နေတော်မူလိုသည်၏အဖြစ်ဖြင့်။ နမိ နာမ၊ ညွတ်တော်မူရတုံသေး၏။ ဓမ္မဒေ
 သနာယ၊ တရားဟောတော်မူခြင်းငှါ။ ခနာ နမိ နာမ၊ ညွတ်တော်မူရတုံသေး၏။
 သော လောကော၊ ထိုလောကသည်။ နဿတိ ဝတ၊ ဩဝါ-ပျက်စီးလေစွ တ
 ကား။ ဝါ၊ ပျက်စီးလေစွ-ဩဝါ-ဘော၊ တို့။ ယတြိဟိ-ယသ္မိ” လောကော၌။ ဝိပဿိဿ၊
 သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ၊ စိတ္တံ၊ သည်။
 အပ္ပေါသုက္ကတာယ၊ ဖြင့်။ နမိ နာမ၊ ဧ၊ ဓမ္မဒေသနာယ၊ ငှါ။ ခနာ နမိ နာမ၊ ဧ။
 သော လောကော၊ သည်။ ဝိပဿတိ ဝတ၊ ဩဝါ-ပျက်စီးလေစွတကား။ ဝါ၊ ပျက်
 စီးလေစွ-ဩဝါ”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီး။ ဘိက္ခဝေ၊ တို့။
 အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ သော မဟာမြဟ္တာ၊ သည်။ သေယျ
 ထာပိ နာမ၊ မျက်မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်။ ဗလဝါး
 အားရှိသော။ ပုရိသော၊ လောကီ၊ သည်။ သမဉ္ဇိတံ၊ ကောင်းစွာ ဆွဲအပ်ပြီးသော။ ဝါ၊
 ကွေးအပ်ပြီးသော။ မာဟံ၊ မောင်းကို။ ပဿာရေယျ သေယျထာပိ ဝါ၊ ဆန့်တန်းရာသကဲ့
 သို့ သော်လည်းကောင်း။ ပဿာရိတံ၊ ဆန့်တန်းအပ်ပြီးသော။ မာဟံ၊ ကို။ သမဉ္ဇေ ယျ သေ
 ယျထာပိ ဝါ၊ ကောင်းစွာ ဆွဲရာသကဲ့သို့ သော်လည်းကောင်း။ ဝါ၊ ကွေးရာသကဲ့သို့
 သော်လည်းကောင်း။ ဧဓဓေ ခေါ၊ ပုံစံနှိုင်းယူ ဤအတူသာလျှင်။ မြဟ္တာလောကော
 မြဟ္တာပြည်၌။ အန္တရဟိတော၊ ကွယ်ဖျောက်ခဲ့သည်။ ဟုတ္ထာ၊ ရှိ။ ဝိပဿိဿ၊ သော။
 အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဧ၊ ပုရတော၊ ရှေ့တော်
 မှောက်၌။ ပါတုရဟောသိ၊ တစ်သောင်း ခဏ္ဍိယ အတူလာသည့် မြဟ္တာတို့နှင့်
 တကွ ထင်ရှားဖြစ်ပေါ်လာပြီ။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိ” ကာလေ၊ ဝိပဿိမြတ်စွာ
 ဘုရား၏ရှေ့တော်မှောက်သို့ ဆိုက်ရောက်လာရာ ထိုအခါ၌။ သော မဟာမြဟ္တာ၊
 သည်။ ဥတ္တရာသင်္ဂံ၊ အထက်ဘက်မှတ် ပခုံးရပ်၌ ငြိတပ်တင်လှမ်းအပ်သော စုံလျားကို။
 ဧကံသံ၊ လက်ဝဲဘက် ပခုံးထက်၌။ ကရိတွာ၊ ထား၌။ ဝါ၊ တင်၌။ ဒက္ခိဏံ၊ လက်ျာ
 မြစ်သော။ ဇာဏုမဏ္ဍလံ၊ ပုဆစ်ခူးဝန်းကို။ ပထဝိယံ၊ မြေ၌။ နိဟန္တာ၊ ထောက်၌။
 ယေန-ဌာနေန၊ အကြင်အရပ်၌။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊
 သော။ ဘဂဝါ၊ သည်။ အတ္ထိ၊ မူ၏။ တေန-ဌာနေန၊ ထိုဝိပဿိမြတ်စွာဘုရားရှိတော်
 မူရာအရပ်သို့။ အဉ္စလိ” ရိသေဆည်းကပ် ကျင့်ဝတ်မြတ်ကို ပြတတ်သော လက်အုပ်ကို။
 ပဏာမေတွာ၊ ညွတ်စေ၍။ တနည်း-အဉ္စလိ” ပဏာမေတွာ၊ လက်အုပ်ချီ၍။ ဝိပဿိ”
 သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဓေါစ၊
 ပြီး၊ ကိံ၊ သို့။ အဓေါစ၊ နည်း။ “ဘန္တေမြတ်စွာဘုရား။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
 ဓမ္မံ၊ တရားတော်ကို။ ဒေသေတု၊ ဟောတော်မူပါလော့။ သုဂတော၊ ကောင်းသော
 စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်။ ဓမ္မံ၊ ကို။ ဒေသေတု၊ လော့။
 ကသ္မာ၊ ကြောင့်။ ဘဂဝါ၊ သည်။ ဓမ္မံ၊ ကို။ ဒေသေတု၊ ဟောတော်မူရပါသနည်း။

၉

သုဂတောသည။ ဓမ္မံကို။ ဒေသေတုနည်း?။ ယသ္မာကြောင့်။ အပ္ပရဇက္ခဏာတိကာ၊ ပညာစက္ခုနည်းသော ရာဂ၊ ဒေါသ၊ မောဟ တည်းဟူသော မြှုပ်နှံသည်၏အဖြစ်ဟူသော သဘောရှိကုန်သော။ ဝါ။ နည်းသော ရာဂ၊ ဒေါသ၊ မောဟတည်းဟူသော မြှုပ်နှံသော ပညာစက္ခုရှိသည်၏အဖြစ်ဟူသော သဘောရှိကုန်သော။ သတ္တာ၊ တို့သည်။ သန္တိရှိကြပါကုန်၏။ (တေ သတ္တာ၊ တို့သည်။) ဓမ္မဿ၊ ပရိယတ္တိ၊ ပုဂ္ဂိုလ်တရားတော်ကို။ အဿဝနတာ၊ မကြားနာခြင်းကြောင့်။ [တ-ပစ္စည်း သတ္တ။]* ဓမ္မဿ၊ ပရိဝေဓတရားတော်မှ။ ပရိဟာယန္တိ၊ ဆုတ်ယုတ်ရှာကြရပါကုန်၏။ ဓမ္မဿ၊ ပရိယတ္တိ၊ ပုဂ္ဂိုလ်တရားတော်ကို။ အညာတာရော၊ သိလတ္တံ့ကုန်သော။ ဝါ၊ သိလွယ်ကြကုန်သော။ သတ္တာ၊ တို့သည်။ ဘဝိယန္တိ၊ သိန်းသန်းမက ရှိကြပါကုန်လိမ့်လတ္တံ့။ တသ္မာကြောင့်။ ဘဂဝါ၊ သည်။ ဓမ္မံကို။ ဒေသေတု ပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ဖြစ်။

၆၇။ ဘိက္ခုဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ မဟာမြတ္တာက လျှောက်ရာ ထိုအခါ၌။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ တံ မဟာမြတ္တာနံ၊ ကို။ ဧတံ-ဝစနံကို။ အဝေါစ-မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “မြဟေ၊ မြဟေ၊ မယုဒ္ဓိ၊ ငါတရားအားလည်း။ ဧတံ-ပရိဝေဓတက္ကနံ၊ သည်။ အဟောသိ၊ မူပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ ‘အဟံ၊ သည်။ ဓမ္မံ၊ ကို။ ဒေသေယျံ၊ မူကား။ ယန္တု၊ နကား’။ ဣတိ-ဧတံ ပရိဝေဓတက္ကနံ၊ သည်။ အဟောသိ၊ မူပြီ။ မြဟေ၊ မြဟေ၊ တဿ မယျံ၊ ထိုငါတရားအား။ ဧတံ-ပရိဝေဓတက္ကနံ၊ သည်။ အဟောသိ၊ မူပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ ‘မေ၊ သည်။ အဓိဂတော ခေါ်သော။ အယံ ဓမ္မော သည်။ ဝါ၊ ကို။ ဂန္တိရော၊ ခဲ့၏။ ဂန္တိရော၊ ကြောင့်။ ဒုဒ္ဓသော၊ ၏။ ဒုဒ္ဓသော၊ ကြောင့်။ ဒုရနုမောခော၊ ၏။ သန္တော၊ ၏။ ပဏီတော၊ ၏။ အတတ္တာဝစရော၊ နိင်။ နိပုဏော၊ ခဲ့၏။ ပဏ္ဍိတဝေဓနိယော၊ ၏။ ခေါ်ပန၊ ခသး။ အယံ ပဇာ၊ သည်။ အာလယရာမာ၊ ကြ၏။ အာလယရတာ၊ ကြ၏။ အာလယသမ္ပုဒိတာ၊ ကြ၏။ ခေါ်ပန၊ အားဖြင့်။ အာလယရာမာယ၊ သော။ အာလယရတာယ၊ သော။ အာလယသမ္ပုဒိတာယ၊ သော။ ပဇာယ၊ သည်။ ဣဒပ္ပတ္တယတာပဋိစ္စသမုပ္ပါဒေါ၊ သော။ ယဒိဒံ-ယံ ဣဒံဋ္ဌာနံ၊ သည်။ အတ္ထိ၊ ၏။ ဣဒံ ဋ္ဌာနံ၊ ကို။ ဒုဒ္ဓသံ၊ ၏။ တနည်း-ယဒိဒံ-ယော အယံ ဣဒပ္ပတ္တယတာပဋိစ္စသမုပ္ပါဒေါ၊ သည်။ အတ္ထိ၊ ၏။ ဣဒံ ဋ္ဌာနံ၊ ကို။ ဒုဒ္ဓသံ၊ ၏။ ယဒိဒံ-ယော အယံ သဗ္ဗပဓိပဋိနိဿဂ္ဂေါ၊ သည်။ ယဒိဒံ-ယော အယံ တဏှက္ခယော၊ သည်။ ယဒိဒံ-ယော အယံ ဝိရာဂေါ၊ သည်။ ယဒိဒံ-ယော အယံ နိရောဓော၊ သည်။ ယဒိဒံ-ယံ ဣဒံ နိဗ္ဗာနံ၊ သည်။ အတ္ထိ၊ ၏။ ဣဒံ ဋ္ဌာနံ၊ ကိုလည်း။ ဒုဒ္ဓသံ၊ ခဲ့၏။ ခေါ်ပန၊ အားဖြင့်။ အဟံ၊ သည်။ ဓမ္မံ၊ ကို။

* မှတ်ချက်။ ။ [ဤဝါကျ၌ ဓမ္မဿ-သဒ္ဓါကား ဥဘယာပေက္ခ မဇ္ဈေ ဒီပကနည်းတည်း။ အဿဝနတာ-ပုဂ္ဂိုလ်တရားကို ဓမ္မဿအရ ပရိယတ္တိ၊ ပုဂ္ဂိုလ်တရားကို ယု၊ ပရိဟာယန္တိ-ကို ခုတ်ယုတ် ရှာကြရပါကုန်၏။ အပါဒါနအနက်၌ ဆဋ္ဌိဝိဘတ်သက်ပရိဝေဓတရားကို ယုရမည်။]

စေဝ ဒေသေယံ၊ အံ၊ ဧဝံ ဒေသေန္တေ၊ သေဝံ။ ပရေစ၊ တို့သည်လည်း။ မေ န။
 ဓမ္မံ၊ ကို။ န အာဇာနေယျံ၊ ကုန်ရာ။ သော၊ သည်။ မမာအား။ ဝါ၊ န။ ကိလံ
 မထေဝ၊ သည်။ အဿ၊ ရာ၏။ သာ၊ သည်။ မမာ အား။ ဝါ၊ န။ ဝိဟေသာ၊ သည်။
 အဿ၊ ရာ၏။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ မူပြီ။ မြဟေ၊ မြဟွာ။
 ကေဝလံ၊ သက်သက်။ (မေ အား။ ဧတံ- ပရိဝိတက္ကနံ၊ သည်သာ။ န အဟောသိ၊
 သေး။) အဿုဒံ၊ ကား။ မံ၊ ကို။ ပဋိ၊ ဤ။ အနန္တရိယာ၊ ကုန်သော။ ပုဗ္ဗေ၊ ဤ။ အသုတ
 ပုဗ္ဗာ၊ ကုန်သော။ ဣမာ ဂါထာယော အပိ၊ တို့သည်လည်း။ ဘံသု၊ သည်သာ။
 တနည်း-မံ၊ န။ ဣဒဏာ၊ ဤ။ အနန္တရိယာ၊ ကုန်သော။ ပုဗ္ဗေ၊ ဤ။ အသုတပုဗ္ဗာ၊
 ကုန်သော။ ဣမာ ဂါထာယော အပိ၊ တို့သည်လည်း။ ပဋိဘံသု၊ သည်သာ။
 တနည်း-မံ၊ အား။ အနန္တရိယာ၊ ကုန်သော။ ပုဗ္ဗေ၊ ဤ။ အသုတပုဗ္ဗာ၊ ကုန်သော။
 ဣမာ ဂါထာယော အပိ၊ တို့သည်လည်း။ ပဋိဘံသု၊ သည်သာ။ တနည်း-မံ၊ ပဋိ၊
 ဝါဘုရား၏အဘို့ဖြစ်၍။ အနန္တရိယာ၊ ကုန်သော။ ပုဗ္ဗေ၊ ဤ။ အသုတပုဗ္ဗာ၊ ကုန်သော။
 ဣမာ ဂါထာယော အပိ၊ တို့သည်လည်း။ ဘံသု၊ သည်သာ။ ကိံ၊ သို့။ ဘံသုနည်း။

‘မေ သည်။ ကိစ္ဆေန၊ သဖြင့်။ အဓိဂတံ၊ သော။ ဓမ္မံ၊ ကို။ ဒါနိ၊ ဤ။
 ပကာသိတံ၊ ငှါ။ ဟလံ၊ မသင့်။ ကသ္မာ၊ ကြောင့်။ မေသည်။ အဓိဂတံ၊
 သော။ ဓမ္မံ၊ ကို။ ဒါနိ၊ ဤ။ ပကာသိတံ၊ ငှါ။ ဟလံ၊ နည်း။ ယသ္မာ၊ ကြောင့်။
 အယံ ဓမ္မော၊ ကို။ ရာဂဒေါသပရေတေဟိ၊ ကုန်သော။ သတ္တေဟိ၊ တို့သည်။
 န သုသစ္စုဓောနိင်၊ တသ္မာ၊ ကြောင့်။ မေ သည်။ ကိစ္ဆေန၊ သဖြင့်။ အဓိဂတံ၊
 သော။ ဓမ္မံ၊ ကို။ ဒါနိ၊ ဤ။ ပကာသိတံ၊ ငှါ။ ဟလံ၊ မသင့်။

တသ္မာ၊ ကြောင့်။ ပဋိသောတဂါမိံ၊ သော။ နိပုဏံ၊ သော။ ဂန္ထိရံ၊ သော။
 ဒုဒ္ဒသံ၊ သော။ အဏံ၊ သော။ ဓမ္မံ၊ ကို။ တမောက္ခန္ဓေန၊ သည်။ အာဂုဋ္ဌာ၊
 ကုန်သည်။ ဟုတ္တာ၊ ကုန်၍။ ရာဂရတ္တာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ န
 ဒက္ခိန္နိ၊ ကုန်လိမ့်လတ္တံ့။ ဣတိ၊ သို့။ ဘံသု၊ သည်သာ။

မြဟေ၊ မြဟွာ။ ဣတိ၊ သို့။ ဣဟ-ဣမသ္မိံ လောကော၊ ဤ။ မေ န။ ဝါ၊ သည်။ ပဋိ
 သဋ္ဌိက္ခတော၊ စဉ်။ စိတ္တံ၊ သည်။ အပ္ပေါသုက္ကတာယ၊ ဖြင့်။ နမိ၊ မူပြီ။ တနည်း-
 မြဟေ၊ မြဟွာ။ ဣတိ၊ သို့။ ဣဟ-ဣမသ္မိံ လောကော၊ ဤ။ ပဋိသဋ္ဌိက္ခတော၊ သော။
 မေ န။ စိတ္တံ၊ သည်။ အပ္ပေါသုက္ကတာယ၊ ဖြင့်။ နမိ၊ မူပြီ။ ဓမ္မဒေသနာယ၊ ငှါ။
 နော နမိ၊ မမူ။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

၆၈။ ဘိက္ခဝေတို့။ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ သော မဟာ၊ မြဟွာ၊ သည်။
 ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊
 ကို။ အဝေါစ၊ ပြန်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ ‘‘ဘန္တေ၊ ရား။ ဘဂဝါ၊ သည်။
 ဓမ္မံ၊ ကို။ ဒေသေတု၊ ပါလော့။ သုဂတော၊ သည်။ ဓမ္မံ၊ ကို။ ဒေသေတု၊ ပါလော့။
 ကသ္မာ၊ ကြောင့်။ ဘဂဝါ၊ သည်။ ဓမ္မံ၊ ကို။ ဒေသေတု၊ နည်း။ သုဂတော၊ သည်။
 ဓမ္မံ၊ ကို။ ဒေသေတု၊ နည်း။ ယသ္မာ၊ ကြောင့်။ အပ္ပရဇက္ခဇာတိကာ၊ ကုန်သော။
 သတ္တာ၊ တို့သည်။ သန္တိ၊ ပါကုန်၏။ (တေ သတ္တာ၊ တို့သည်။) ဓမ္မဿ၊ ကို။ အဿ

ဝန်ထမ်း၊ ကြောင့်၊ ဓမ္မသာ၊ မှ၊ ပရိဟာယန္တိ၊ ပါကုန်၏။ ဓမ္မသာ၊ ကို၊ အညာတာ
 ရော၊ တုန်သော။ သတ္တဝါ၊ တို့သည်။ ဘဝိယန္တိ၊ ပါကုန်လိမ့်လတ္တံ့။ တသ္မာ၊ ကြောင့်။
 သဂဝါ၊ သည်။ ဓမ္မံ၊ ကို။ ဒေသေတု၊ ပါလော့။ သုဂတော၊ သည်။ ဓမ္မံ၊ ကို။
 ဒေသေတု၊ ပါလော့။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ သိက္ခဝေ၊ တို့အလ-တသ္မိ
 ကာလေ၊ ဌ။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ သဂဝါ၊
 သည်။ တံ-မဟာဗြဟ္မာနံ၊ ကို။ ဇတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြန်ပြီ။ ကိံ၊ သို့။
 အဝေါစ၊ နည်း။ “မြဟော၊ ဗြဟ္မာ။ မယုဗ္ဗိ၊ အားလည်း။ ဇတံ-ပရိဝိတက္ကနံ၊ သည်။
 အဟောသိ၊ မူပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ ‘အဟံ၊ သည်။ ဓမ္မံ၊ ကို။
 ဒေသေယျံ၊ မူကာ။ ယန္တုန၊ စွံ။ ဣတိ-ဇတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ မူပြီ။
 မြဟော၊ ဗြဟ္မာ။ ကာသာ မယံ၊ အား။ ဇတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ မူပြန်
 ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ ‘မေ၊ သည်။ အဓိဂတော ခေါ၊ သော။
 ဓမ္မော၊ သည်။ ဝါ၊ ကို။ ဝန္တိရော၊ ခဲ့၏။ ဝန္တိရော၊ ကြောင့်။ ဒုဒ္ဓသော၊ ၏။ ဒုဒ္ဓ
 သော၊ ကြောင့်။ ဒုရန္တုဗောဓော၊ ၏။ သန္တော၊ ခဲ့၏။ ပဏီတော၊ ခဲ့၏။ အတက္က
 ဝစရော၊ နိုင်။ နိပုဏော၊ ခဲ့၏။ ပဏ္ဍိတဝေဒနိယော၊ ၏။ ခေါ၊ ဝန၊ သေး။ အယံ
 ပဇာသေ၊ အာလုယရာဇာ၊ ကြ၏။ အာလယရတာ၊ ကြ၏။ အာလယသမ္ဗုဒ္ဓိတာ၊
 ကြ၏။ ခေါ၊ ပန၊ အားဖြင့်။ အာလယရာမာယ၊ သော။ အာလယရတာယ၊ သော။
 အာလယသမ္ဗုဒ္ဓိတာယ၊ သော။ ပဇာယ၊ သည်။ ဣဒပုစ္ဆယတာပဋိစ္စသမုပ္ပါဒေါ၊ သော။
 ယဒိဒံ-ယံ ဣဒံ ဌာနံ၊ သည်။ အတ္ထိ၊ ၏။ ဣဒံ ဌာနံ၊ ကို။ ဒုဒ္ဓသံ၊ ၏။ ယဒိဒံ-ယော
 အယံ သမ္ဗုဒ္ဓိသင်္ခါနုသမထော၊ သည်။ ယဒိဒံ-ယော အယံ သမ္ဗုပဓိပဋိနိဿရော၊
 သည်။ ယဒိဒံ-ယော အယံ တက္ကက္ခယော၊ သည်။ ယဒိဒံ-ယော အယံ ဝိရာဇေါ၊
 သည်။ ယဒိဒံ-ယော အယံ နိရောဓော၊ သည်။ ယဒိဒံ-ယံ ဣဒံ နိဗ္ဗာနံ၊ သည်။ အတ္ထိ၊
 ၏။ ဣဒံ ဌာနံ၊ ကိုလည်း။ ဒုဒ္ဓသံ၊ ၏။ ခေါ၊ ပန၊ အားဖြင့်။ အဟံ၊ သည်။ ဓမ္မံ၊ ကို။
 ‘စေဝ ဓမ္မသေယျံ၊ အံ။ ဧဝံ ဒေသေန္တေ၊ သော်။ ပရေ စ၊ တို့သည်လည်း။ မေ၏။
 ဓမ္မံ၊ ကို။ န အာဇာနေယျံ၊ ကုန်ရာ။ သော၊ သည်။ မေအား၊ ဝါ၊ ၏။ ကိလမထော၊
 သည်။ အသာ၊ ရာ၏။ သာ၊ သည်။ မမအား၊ ဝါ၊ ၏။ ဝိဟေသာ၊ သည်။ အသာ၊ ရာ၏။
 ဣတိ-ဇတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ မူပြန်ပြီ။ မြဟော၊ ဟော။ (ကေဝလံ၊
 သင်္ဂဟံ။ အေအား။ ဇတံ-ပရိဝိတက္ကနံ၊ သည်သာ။ အဟောသိ၊ သေး။) အသုဒ္ဓိ၊
 ကာ။ မံ၊ ကိုပေဋိ။ ဋ္ဌံ။ အနုန္တရိယာ၊ ကုန်သော။ ပုဗ္ဗေဌံ။ အသုတပုဗ္ဗာ၊ ကုန်သော။
 ဣဝေ ဝါလာယော အပိတို့သည်လည်း။ ဘံသု၊ ကုန်သေးသည်သာ။ ကိံ၊ သို့။ ဘံသု၊
 ကုန်သေးသနည်း။

‘မေ၊ သည်။ ကိန္တေ၊ န၊ သဖြင့်။ အဓိဂတံ၊ သော။ ဓမ္မံ၊ ကို၊ ဒါနိ၊ ဌ။ ပကာသိတံ၊
 ဌ။ ဟလံ၊ သောင့်။ ကသ္မာ၊ ကြောင့်။ မေ၊ သည်။ ကိန္တေ၊ န၊ သဖြင့်။ အဓိဂတံ၊ သော။
 ဓမ္မံ၊ ကို၊ ဒါနိ၊ ဌ။ ပကာသိတံ၊ ဌ။ ဟလံ၊ နည်း။ ယသ္မာ၊ ကြောင့်။ အယံ-ဓမ္မော၊
 ကို။ ရာဇဝေါသပရေဇထဟိ၊ ကုန်သော။ သတ္တေဟိ၊ တို့သည်။ န သုသမ္ဗုဓော၊
 နိုင်။ ဝေသ္မာ၊ ကြောင့်။ မေ၊ သည်။ ကိန္တေ၊ န၊ သဖြင့်။ အဓိဂတံ၊ သော။ ဓမ္မံ၊ ကို။
 ဒါနိ၊ ဌ။ ပကာသိတံ၊ ဌ။ ဟလံ၊ သောင့်။

တသ္မာ၊ ကြောင့်၊ ပဋိသေတဂါမိ၊ သော၊ နိပုဏံ၊ သော၊ ဂန္တိရံ၊ သော၊ ဒုဒ္ဓသံ၊ သော၊ အဏံ၊ သော၊ ဓမ္မံ၊ ကိ၊ တမောက္ခန္ဓေန၊ သည်၊ အာဝုဇ္ဈာ၊ ကုန်သည်၊ ဟုတ္တာ၊ ကုန်၍၊ ရာဂက္ခန္ဓာ၊ ကုန်သော၊ သတ္တာ၊ တို့သည်၊ န ဒက္ခိန္နိ၊ ကုန်လိမ့်လတ္တံ့၊ ။ ဣတိ၊ သို့၊ ဘံသု၊ ကုန်သေးသည်သာ။

မြဟောတ္တာ၊ ဣတိ၊ သို့၊ ဣဟ-ဣမသ္မိ၊ လောကောဉ္စ၊ မေ၊ နိ၊ ဝါ၊ သည်၊ ပဋိ-သဉ္စိက္ခတော၊ စဉ်၊ တနည်း-ပဋိသဉ္စိက္ခတော၊ မူသော၊ မေ၊ နိ၊ စိတ္တံ၊ သည်၊ အပ္ပေ၊ သုတ္တာ၊ ဘာလာ၊ ဖြင့်၊ နမိ၊ မူဗြိ၊ ဓမ္မဒေသနာယ၊ ဝှါ၊ နော နမိ၊ မမူ၊ ။ ဣတိ၊ သို့၊ အဝေါ၊ စ၊ မူဗြိ။

ဘိက္ခဝေ၊ တို့၊ တဘိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ သော မဟာမြဟာ၊ သည်။ ဝိပဿီ၊ သော၊ အရဟန္တံ၊ သော၊ သမ္မာသမ္ဗုဒ္ဓံ၊ သော၊ ဘဂဝန္တံ၊ ကိ၊ ဧတံ-ဝစနံ၊ ကိ၊ အဝေါ၊ စ၊ ပြန်ပြီ။ ကိ၊ သို့၊ အဝေါ၊ စ၊ နည်း?။ “ဘန္တေ၊ ရား။ ဘဂဝါ၊ သည်။ ဓမ္မံ၊ ကိ၊ ဒေသေတု၊ ပါလော၊ သုဂတော၊ သည်။ ဓမ္မံ၊ ကိ၊ ဒေသေတု၊ ပါလော၊ ကသ္မာ၊ ကြောင့်။ ဘဂဝါ၊ သည်။ ဓမ္မံ၊ ကိ၊ ဒေသေတု၊ နည်း။ သုဂတော၊ သည်။ ဓမ္မံ၊ ကိ၊ ဒေသေတု၊ နည်း?။ ယသ္မာ၊ ကြောင့်။ အပ္ပရဇက္ခဇာတိကာ၊ ကုန်သော၊ သတ္တာ၊ တို့သည်။ သန္တိ၊ ကုန်၏။ ဧတ-သတ္တာ၊ တို့သည်။ ဓမ္မဿ၊ ကိ၊ အဿဝနဘာ၊ ကြောင့်။ ဓမ္မဿ၊ မှ၊ ပရိယာယန္တိ၊ ပါကုန်၏။ ဓမ္မဿ၊ ကိ၊ အညာတာရော၊ ကုန်သော၊ သတ္တာ၊ တို့သည်။ ဘဝိယန္တိ၊ ပါကုန်လိမ့်လတ္တံ့။” ။ ဣတိ၊ သို့၊ အဝေါ၊ စ၊ ပြန်ပြီ။

၆၉။ ဘိက္ခဝေ၊ သို့၊ အထ-တသ္မိ၊ ကာလေ၊ မြဟာမင်း၏သုံးကြိမ်တိုင်တိုင် တောင်းပန်လျှောက်ထားရာ လိုအခါ၌။ ဝိပဿီ၊ သော၊ အရဟံ၊ သော၊ သမ္မာသမ္ဗုဒ္ဓေါ၊ သော၊ ဘဂဝါ၊ သည်။ မြဟာ၊ နော၊ မြဟာ၏။ အဇ္ဈေသနံ၊ သုံးကြိမ်တိုင်တိုင်လျှောက်ထားတောင်းပန်ခြင်းကို။ ဝိဒိတွာ စ၊ သိတော်မူ၍လည်းကောင်း။ သတ္ထေသု၊ တို့၌။ ကာရုညတံ၊ သနားတော်မူသည်၏ အဖြစ်ကို။ ပဋိစ္စစ၊ စွဲ၍လည်းကောင်း။ ဗုဒ္ဓစက္ခုနာ၊ ဗုဒ္ဓစက္ခုဖြင့်။ ဝါ၊ ဣန္ဒြိယပရောပရိယတ္တိဉာဏံ၊ အာသယာနသယဉာဏံဟု ဆိုအပ်သော မြတ်စွာဘုရား၏ချက်လုံးတော်ဖြင့်။ ဝါ၊ ဣန္ဒြိယပရောပရိယတ္တိဉာဏံ၊ အာသယာနသယဉာဏံဟု ဆိုအပ်သော မြတ်စွာဘုရား၏မှန်ပြောင်းတော်ဖြင့်။ လောကံ၊ သတ္တလောကကို။ ဝေါလောကေသိ၊ ကြည့်တော်မူပြီ။ ဘိက္ခဝေ၊ တို့။ ဝိပဿီ၊ သော၊ အရဟံ၊ သော၊ သမ္မာသမ္ဗုဒ္ဓေါ၊ သော၊ ဘဂဝါ၊ သည်။ ဗုဒ္ဓစက္ခုနာ၊ ဖြင့်။ လောကံ၊ ကိ၊ ဝေါလောကေန္တော၊ မူသည်ရှိသော်။ သတ္ထေ၊ တို့ကို။ အပ္ပရဇက္ခေ၊ ပညာစက္ခု၌ နည်းသော ရာဂ၊ ဒေါသ၊ မောဟ ဟူသော မြှိုကြကုန်သည်တို့ကိုလည်းကောင်း။ ဝါ၊ နည်းသော ရာဂ၊ ဒေါသ၊ မောဟ ဟူသော မြှိုသော ပညာစက္ခုရှိကြကုန်သည်တို့ကိုလည်းကောင်း။ မဟာ ရဇက္ခေ၊ ပညာစက္ခု၌ များသော ရာဂ၊ ဒေါသ၊ မောဟ ဟူသော မြှိုကြကုန်သည် တို့ကိုလည်းကောင်း။ ဝါ၊ များသော ရာဂ၊ ဒေါသ၊ မောဟဟူသော မြှိုသော ပညာစက္ခုရှိကြကုန်သည်တို့ကိုလည်းကောင်း။ တိက္ခိန္ဒိယေ၊ ထက်သော ဣန္ဒြိယရှိကြကုန်သည်တို့ကိုလည်းကောင်း။ မုဒိန္ဒိယေ၊ နူးညံ့သော ဣန္ဒြိယရှိကြကုန်သည်တို့ကိုလည်းကောင်း။

သွာကာရေ၊ ကောင်းသော အခြင်းအရာရှိကြကုန်သည်တို့ကိုလည်းကောင်း။ ခွါကာရေ၊ မကောင်းသော အခြင်းအရာရှိကြကုန်သည်တို့ကိုလည်းကောင်း။ သုဝိညာပယေ၊ လွယ်လင့်တကူ သိစေအပ်ကုန်သည်တို့ကိုလည်းကောင်း။ ဝါ၊ သိစေခြင်းငှါ လွယ်ကူကုန်သည်တို့ကိုလည်းကောင်း။ ဒုဝိညာပယေ၊ ဆင်းရဲသဖြင့် သိစေအပ်ကုန်သည်တို့ကိုလည်းကောင်း။ ဝါ၊ သိစေခြင်းငှါ ခဲယဉ်းကုန်သည် တို့ကိုလည်းကောင်း။ အပ္ပေကစ္စေ၊ အချို့ကုန်သော။ သတ္ထေ၊ တို့ကို။ ပရလောကဝဇ္ဇဘယဒဿာဝိနော၊ တမလွန်လောကအပြစ်ကို ဘေးဟု ရှုလေ့ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တေ၊ နေကြကုန်သည်တို့ကိုလည်းကောင်း။ အပ္ပေကစ္စေ၊ ကုန်သော။ သတ္ထေ၊ တို့ကို။ န ပရလောကဝဇ္ဇဘယဒဿာဝိနော၊ တမလွန်လောကအပြစ်ကို ဘေးဟု မရှုလေ့ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တေ၊ ကုန်သည်တို့ကိုလည်းကောင်း။ အဒ္ဓသာ၊ မြင်တော်မူရပြီး။ တနည်း-အဒ္ဓသာ ခေါ်၊ မြင်တော်မူရပြီးသည်သာ။

တနည်း-တိက္ခဝေ၊ တို့။ ဝိပဿီ၊ သော။ အရဟံ၊ သော။ သမ္မာသစ္စ၊ သော။ ဘဂဝါ၊ သည်။ ဗုဒ္ဓစက္ခုနာ၊ ဖြင့်။ လောကံ၊ ကို။ ဝေါလောကေန္တော၊ ဗယံ။ ဗုဒ္ဓရဇက္ခေ၊ ပညာစက္ခု နည်းသော ရာဂ၊ ဒေါသ၊ မောဟဟုသော မြှိုကြကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ မဟာရဇက္ခေ၊ ပညာစက္ခု များသော ရာဂ၊ ဒေါသ၊ မောဟဟုသော မြှိုကြကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ တိက္ခိန္ဒိယေ၊ ထက်သော ဆူကြွေရှိကြကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ မုဒိန္ဒိယေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ သွာကာရေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ ခွါကာရေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ သုဝိညာပယေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ ဒုဝိညာပယေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ ပရလောကဝဇ္ဇဘယဒဿာဝိနော၊ ကုန်သည်ဖြစ်၍။ ဝိဟရန္တေ၊ ကုန်သော။ အပ္ပေကစ္စေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ ပရလောကဝဇ္ဇဘယဒဿာဝိနော၊ ကုန်သည်ဖြစ်၍။ ဝိဟရန္တေ၊ ကုန်သော။ အပ္ပေကစ္စေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ အဒ္ဓသာ၊ ပြီး၊ တနည်း-အဒ္ဓသာ ခေါ်၊ ပြီးသည်သာ။ သေယျတာဝိနာ၊ မည်သည်။ (ဇက္ခမာ၊ ပသာဒစက္ခုရှိသော။ ကောစိ၊ သော။ ပုရိသော၊ သည်။) ဥပ္ပလိနိယံ ဝါ၊ ကြာညိုတော၌ သော်လည်းကောင်း။ ပဒုမိနိယံ ဝါ၊ ကြာပဒုံမာတော၌ သော်လည်းကောင်း။ ပုဏ္ဏရိကိနိယံ ဝါ၊ ကြာပုဏ္ဏရိကံတော၌ သော်လည်းကောင်း။ ဥဒကော၌၊ ဇာတာနိ၊ ဖြစ်ကုန်သော။ ဥဒကော၌၊ သံဝဠာနိ၊ ကြီးပွားကုန်သော။ ဥဒကာနုဂ္ဂတာနိ၊ ရေမှမထက်ကုန်သေးသော။ အန္တောနိမုဂ္ဂပေါသီနိ၊ ရေ၏အတွင်း၌ နစ်မြုပ်သည်ဖြစ်၍ ကြီးပွားကုန်သော။ အပ္ပေကစ္စာနိ၊ အချို့ကုန်သော။ ဥပ္ပလာနိ ဝါ၊ ကြာညိုတို့ကို သော်လည်းကောင်း။ ပဒုမာနိ ဝါ၊ ကြာပဒုံမာတို့ကို သော်လည်းကောင်း။ ပုဏ္ဏရိကာနိ ဝါ၊ ကြာပုဏ္ဏရိကံတို့ကို သော်လည်းကောင်း။ (ဥပ္ပလိနိယံ ဝါ၊ ၌ သော်လည်းကောင်း။ ပဒုမိနိယံ ဝါ၊ ၌ သော်လည်းကောင်း။ ပုဏ္ဏရိကိနိယံ ဝါ၊ ၌ သော်လည်းကောင်း။) ဥဒကော၌၊ ဇာတာနိ၊ ကုန်သော။ ဥဒကော၌၊ သံဝဠာနိ၊ ကုန်သော။ သမောဒကံ၊ ရေနှင့်အတူ အမျှ၊ ဌိတာနိ၊ တည်ကုန်သော။ အပ္ပေကစ္စာနိ၊ ကုန်သော။ ဥပ္ပလာနိ ဝါ၊ တို့ကို သော်လည်းကောင်း။ ပဒုမာနိ ဝါ၊ တို့ကို သော်လည်းကောင်း။ ပုဏ္ဏရိကာနိ ဝါ၊ တို့ကို

သော်လည်းကောင်း။ (ဥပ္ပလိနိယံ ဝါ၊ ဌသော်လည်းကောင်း။ ပဒုဗ္ဗိနိယံ ဝါ၊ ဌသော်လည်းကောင်း။ ပုဏ္ဏာရိကိနိယံ ဝါ၊ ဌသော်လည်းကောင်း။) ဥဒကောဌံ။ ဇာတာနိ၊ ကုန်သော။ ဥဒကောဌံ။ သံဝဇ္ဇါနိ၊ ကုန်သော။ ဥဒကာရေမှ။ အစ္စုပ္ပံ၊ လွန်၍တက်ကြကုန်၍။ ဌိတာနိ၊ တည်ကုန်သော။ ဥဒကေန၊ သည်း။ အနုပလိတ္တာနိ၊ မလိမ်းကျံအပ်ကုန်သော။ အပေဋကစ္ဆာနိ၊ ကုန်သော။ ဥပ္ပသာနိ ဝါ၊ တို့ကိုသော်လည်းကောင်း။ ပဒုမာနိ ဝါ၊ တို့ကိုသော်လည်းကောင်း။ ပုဏ္ဏရိကာနိ ဝါ၊ တို့ကိုသော်လည်းကောင်း။ ပဿတိ သေယျထာပိ၊ မြင်ရသကဲ့သို့။ ဘိက္ခဝေ၊ တို့။ ဧဝမေဝ ခေါ၊ သာလျှင်။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်း။ ဗုဒ္ဓစက္ခုနာ၊ ဖြင့်။ လောကံ၊ ကို။ ဝေါလောကေန္တော၊ သော်။ အပ္ပရဇက္ခေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ မဟာရဇက္ခေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ တိက္ခိန္ဒိယေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ မုဒိန္ဒိယေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ သွာကာရေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ ဒွါကာရေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ သုဝိညာပယေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ ဒုဝိညာပယေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ ပရလောကဝဇ္ဇဘယဒသာဝိနော၊ ကုန်သည်ဖြစ်၍။ ဝိဟရန္တေ၊ ကုန်သော။ အပ္ပေကစ္စေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ န ပရလောကဝဇ္ဇဘယဒသာဝိနော၊ ကုန်သည်ဖြစ်၍။ ဝိဟရန္တေ၊ ကုန်သော။ အပ္ပေကစ္စေ၊ ကုန်သော။ သတ္ထေ၊ တို့ကိုလည်းကောင်း။ အဗ္ဗသ၊ မူပြီး။

၇၀။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ ဝေနေယျသတ္တဝါတို့ကို ကြည့်ရှုတော်မူရာထိုအခါ၌။ သော မဟာမြညာ၊ သည်း။ ဝိပဿိသာ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ စေတောပရိဝိတတ္တံ၊ ဖိတ်၏ အကြံတော်ကို။ စေတသာ၊ ဖြင့်။ အညာယ၊ သိရ၍။ ဝါ၊ သိရသည်ရှိသော်။ ဝါ၊ သိရခြင်းကြောင့်။ ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကို။ ဝါထာပတိ၊ တို့ဖြင့်။ အဇ္ဈဘာသိ၊ မိမိအလိုရှိအပ်သော အနက်ကို မြတ်စွာဘုရားကို သိစေခြင်းကို စွဲ၍ လျှောက်ပြီ။ ကိံ၊ သို့။ အဇ္ဈဘာသိ၊ နည်း။

“သေလေ၊ တခဲနက်ကျောက်ဖြင့်ပြီးသော။ ပဗ္ဗတမုဗ္ဗနိ၊ ဟောင်ထိပ်၌။ ယတာ ဌိတော၊ အကြင်အကြင်ရပ်တည်သော။ (စက္ခုမာ၊ ပသာဒကေန္တု၊ သော။ ကောစိ၊ သော။ ပုရိသော၊ သည်း။) သမန္တတော၊ တောင်၏ဝန်းကျင်ပတ်လည်အရပ်တို့၌။ (ဌိတံ၊ တည်သော။) ဇနတံ၊ သတ္တဝါအပေါင်းကို။ ပဿ ယထာအပိ၊ မြင်ရရာသကဲ့သို့။ သုမေဓ၊ ကောင်းသော ပညာရှိတော်မူသော။ သမန္တစက္ခု၊ တစ်ခုမကြွင်း ခပင်းဥသံ အလုံးစုံသော ဧဥယျဝါးတန် ဟရားမှန်ကို ကေန်ထိုးထွင်း၍ သိတော်မူတတ်သော သမ္မညံတညုဏ်ရှိတော်မူသော။ (ဘဂဝါ၊ မြတ်စွာဘုရား။ တံပိ၊ ရှင်တော်ဘုရားသည်လည်း။) တထူပမံ၊ ထိုကျောက်တောင်ဟူသော ဥပမာရှိသော။ ဓမ္မမယံ၊ ပညာဖြင့်ပြီးသော။ ဝါ၊ ပညာဖြစ်၍ဖြစ်သော။ ဝါ၊ လောကုတ္တရာတရားဖြင့် ပြီးသော။

ဝါ၊ လောကုတ္တရာတရားဖြစ်၍ ဖြစ်သော။ ပါသာဒံ၊ မြာသာဒ်ထက်သို။ အာရယု၊ ထက်တော်မူ၍။ (သပံ၊ ကိုယ်တော်တိုင်။) အပေတသောကော၊ ကင်းပြီးသော သောကရှိတော်မူသည်။ ဟုတွာ၊ နှို။ သောကောဝတိဏ္ဍံ၊ သောကသို့သက်ရောက်ပြီးသော။ ဝါ၊ ကိုယ်ဘွင်းမအေး စိုးရိမ်ပူဆွေးခြင်းသို့ တနှေးနှေးသက်ရောက်ပြီးသော။ ဝါ၊ ကိုယ်တွင်းမအေး စိုးရိမ်ပူဆွေးခြင်းသို့ တနှေးနှေး သက်ရောက်၍နေသော။ ဇာတိဇရာသိဘူတံ၊ ဇာတိ၊ ဇရာသည် လွှမ်းမိုးနှိပ်စက်အပ်သော။ ဇနတံ၊ သတ္တဝါအပေါင်းကို။ အဝေက္ခဿ၊ ကရုဏာတား ဝံသနား၍ စဉ်းစားဆင်ခြင်တော်မူပါလော့။

ဝီရ၊ ကြီးမြတ်သော လုံ့လရှိပေတော်မူသော။ ဝိစိတသင်္ဂါမ၊ အောင်အပ်ပြီး သော ဒေဝပုတ္တမာရ်၊ မစ္စ၊ မာရ်၊ ကိလေသမာရ်ရှိတော်မူသော။ သတ္တဝါဟ၊ လှည်းမှူးနှင့်တူတော်မူသော။ အဏဏ၊ ကာမစ္ဆန္ဒတည်းဟူသော ကြွေးမြီ မှကင်းတော်မူသော။ ဘဂဝါ၊ မြတ်စွာဘုရား။ တံ၊ ရှင်တော်ဘုရားသည်။ ဥဋ္ဌေပတိ၊ မောဓိညောင်ပင် ရှေ့လှောင်မှ လျင်မြန်ဆော့စွာ ထတော်မူပါလော့။ ဝါ၊ အပေါ့သုက္က သင်္ကောဓမှ ထတော်မူပါလော့။ လောကောဋ္ဌံ၊ ဝိစရ၊ ဒေသစာရီ ကြံ့ချီတော်မူပါလော့။ ဘဂဝါ၊ သည်။ ဓမ္မံကို။ ဒေသေတု ဟောတော်မူပါလော့။ ကသ္မံ၊ ကြောင့်။ ဘဂဝါ၊ သည်။ ဓမ္မံကို။ ဒေသေတု ပါသနည်း။ ယသ္မံ၊ ကြောင့်။ ဓမ္မဿ၊ တရားတော်ကို။ အညာတာရော၊ သိလတ္တံ ကုန်သော။ ဝါ၊ သိလွယ်ကြကုန်သော။ သတ္တဝါ၊ တို့သည်။ တပိဿန္တိ၊ သိန်း သန်းမက ရှိကြပါကုန်လိမ့်လတ္တံ့။ တသ္မံ၊ ကြောင့်။ ဘဂဝါ၊ သည်။ ဓမ္မံကို။ ဒေသေတု လော့”။ ဣတိ၊ သို့။ အဇ္ဈဘာသိ၊ ပြီး

၇၁။ ဘိက္ခဝေ၊ တို့။ အတ-တသ္မိံကာလေ၊ မြဟ္မာကြီးက လျောက်တားရာ ထိုအခါ၌။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ တံ မဟာမြဟ္မာနံ၊ ကို။ ဝါထာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ မိမိအလိုရှိအပ်သော အနက်ကို မြဟ္မာကိုသိစေခြင်းကိုစွဲ၍ မိန့်တော်မူပြီ။ ကိံ၊ သို့။ အဇ္ဈဘာသိ၊ နည်း။

“မြဟ္မေ၊ မြဟ္မာ။ ပေ-သတ္တဝါ အကြင်သတ္တဝါတို့သည်။ သောတဝန္တော၊ သောတပသာဒရှိကြကုန်၏။ တေသံ-သတ္တဝါနံ၊ တို့၏။ (အတ္ထာယ၊ အကျိုး ငှါ။) အမတဿ၊ မအို၊ မသေ အမြဲနေရာဖြစ်သော နိဗ္ဗာန်၏။ ဣရော၊ အရိယ မင်္ဂတည်းဟူသော တံခါးတို့ကို။ အပါရုတာ၊ ဖွင့်အပ်ကုန်ပြီ။ (အဟံ၊ ငါဘုရား သည်။) ဝဂုဏံ၊ အဝါးဝစွာလေ့လာအပ်ပြီးသော။ ပဏီတံ၊ မြတ်သော။ ဓမ္မံကို။ မနုဇေသု၊ လူ၊ နတ်တို့၌။ ဝါ၊ တို့အား။ ဝိဟိံသသညိ၊ ကိုယ်၊ နှုတ်တို့ကိုညှဉ်း ဆဲနှိပ်စက်ခြင်း၌ အမှတ်ရှိသည်။ ဝါ၊ ကိုယ်၊ နှုတ်တို့ကို ညှဉ်းဆဲ နှိပ်စက်တတ် သော ဆင်းရဲခြင်း၌ အမှတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ န အဘာသိံ၊ ဟောတော် မမူအံ့ဟု ကြံတော်မူမိပြီ။ (ဣဒါနိ ပန၊ ဤအခါ၌ကား။ သဗ္ဗေ၊ တစ်ယောက် မကြွင်း ခပင်းဥသံ အလုံးစုံကုန်သော။ ဇနာ၊ တို့သည်။) သဒ္ဓါ၊ မိမိ၏သဒ္ဓါ တည်းဟူသောခွက်ကို။ ပမုဒ္ဓန္တ၊ တရားရတနာ မြတ်စွာကို ထည့်ရာအသင့်

ဣဏ်ဖြင့်ချင့်၍ ဖြည့်ဖွင့်ကြကုန်လော့။ (အဟံ၊ ငါဘုရားသည်။ တေသံ ဇနာနံ၊
တို့၏။ သင်္ကပ္ပံ၊ ကောင်းသောအကြံကို။ ပုရောဿာမိ၊ ပြည့်စေတော်မူရတော့
အံ့။ ဝါ၊ ဖြည့်ကျင့်တော်မူရတော့အံ့။) ဣတိ၊ သို့။ အဇ္ဈဘာသိ၊ ပြီ။

ဘိက္ခဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ မိန့်တော်မူရာ ထိုအခါ၌။ သော မဟာ
မြဟ္မာ၊ သည်။ “(အဟံ၊ ငါသည်။) ဝိပဿိနာ၊ သော။ အရဟတဘာ၊ သော။ သမ္မာသမ္ဗုဒ္ဓန၊
သော။ ဘဂဝတဘ၊ သည်။ ဓမ္မဒေသနာယ၊ တရားဟောတော်မူခြင်းငှါ။ ကတဘဝ
ကာသော၊ ပြုအပ်ပြီးသောအခွင့်ရှိသည်။ အမှီ၊ ဖြစ်၏။” ဣတိ-မနသိကတွာ၊ ဤသို့
နှလုံးသွင်း၍။ ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကို။
အဘိဝါဒေတွာ၊ ပြီး၍။ ပဒက္ခိဏံ၊ အပြားအားဖြင့် သတ္တဝါတို့၏ကြီးပွားကြောင်း
ဖြစ်သော အရိအသေပြုမှု၊ သက်အုပ်ချီမှုကို။ ဝါ၊ သင်္ချာရစ်လည်သည်ကို။ ကတွာ၊ ၍။
တတ္ထဝ-တသ္မိံ ဧဝံဌာနေ၊ ထိုမြတ်စွာဘုရား၏ ရှေ့တော်မှောက်အရပ်၌သာလျှင်။
အန္တရဓာယိ၊ ကွယ်ပျောက်ပြီ။

အဂ္ဂသာဝကယူဂ

၇၂။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိံ ကာလေ၊ အဘိယာဝကမြဟ္မာ၏တောင်းပန်
လျှောက်ထားရာ ထိုအခါ၌။ ဝိပဿိဿ၊ သော။ အရဟတဘာ၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊
သော။ ဘဂဝတဘ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ မူပြီ။ ကိံ၊ သည်။
အဟောသိ၊ နည်း။ “အဟံ၊ ငါဘုရားသည်။ ကဿ၊ အဘယ်ပုဂ္ဂိုလ်အား။ ပဌမံ။
ရှေးဦးစွာ။ ဓမ္မံ၊ ကို။ တနည်း-ပဌမံ ဓမ္မံ၊ တရားဦးကို။ ပဌမံ၊ ရှေးဦးစွာ။ ဒေသေယျံ
နု ခေါ၊ ဟောတော်မူရာအံ့နည်း။ ကော၊ အဘယ်ပုဂ္ဂိုလ်သည်။ ဣမံ ဓမ္မံ၊ ဤငါဘုရား
ဟောတော် မူအပ်သောတရားကို။ ဝိပုဗေဝ၊ လျင်မြန်စွာသာလျှင်။ အာဇာနိဿတိ
နု ခေါ၊ သိနိုင်လတ္တံ့နည်း။” ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ မူပြီ။
ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှနောက်၌။ ဝိပဿိဿ၊ သော။
အရဟတဘာ၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတဘ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊
သည်။ အဟောသိ၊ မူပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “ရာဇပုတ္တော၊ မင်း၏
သားဖြစ်သော။ အယံ ခဏှော စ၊ ဤခဏှသည်လည်းကောင်း။ ပုရောဟိတပုတ္တော၊
ပုရောဟိတ်ပုတ္တား၏သားဖြစ်သော။ အယံ တိဿော စ၊ ဤတိဿသည်လည်းကောင်း။
ဗန္ဓုမတိယာ၊ ဗန္ဓုမတီအမည်ရှိသော။ ရာဇဓာနိယာ၊ မင်းနေပြည်၌။ ပဋိဝသန္တိ၊ နေ
ကြကုန်၏။ [နောက်က လိုက်ပေး။] ရာဇပုတ္တော၊ သော။ အယံ ခဏှော စ၊ သည်
လည်းကောင်း။ ပုရောဟိတပုတ္တော၊ သော။ အယံ တိဿော စ၊ သည်လည်းကောင်း။
ပဏ္ဍိတာ၊ ဖြစ်သောပညာရှိကြကုန်၏။ ဝါ၊ ပညာသို့ရောက်ကြကုန်၏။ ဝါ၊ ပညာဖြင့်ဖြစ်
တတ်ကုန်၏။ ဝိယတ္တာ၊ ထင်စွာပြုတတ်သော ဣဏ်ပညာရှိကြကုန်၏။ * မေဓာ
ဝိနော၊ ကျောက်တောင်ခွဲဖျက် မိုးကြိုးစက်သို့ အနက်အနဲ အခက်အခဲကို ဖျက်ခွဲတတ်

* မှတ်ချက်။ ။ [မေဓာဝိနော- ပုဒ်ကိုလေးနက်ယောဇနာရာ ပဌမအ
နက်ကို-အသံနိ ဝိယ သိလုစ္စယေ ကိလေသေ မေဓတိ ဟိံသတိတိ မေဓာ။

သောညဏ်ပညာရှိကြကုန်၏။ ဝါ၊ ကြက်သရေ၊ သီလ မြတ်ဓမ္မနှင့် တကွပေါင်းဆုံ တတ်သော ပညာရှိကြကုန်၏။ ဝါ၊ ပါဠိ၊ အနက် သိမ်မွေ့လျက်လည်း ထက်မြက် ဆောလျင် သဘောထင်အောင် သိမြင်ယူမှတ် ဆောင်ရွက်တတ်သော ညဏ်ပညာ ရှိကြကုန်၏။ ဝါ၊ တွေဝေပြင်းထန် မောဟရန်ကို တွန်းလှန်ဖျက်ဆီးတတ်သောညဏ် ပညာရှိကြကုန်၏။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့၊ ညဉ့်ပတ်လုံး။ အပ္ပရဇကဇာတိ ကာ၊ ပညာစက္ခု၌ နည်းသော ရာဂ၊ ဒေါသ၊ မောဟဟူသော မြှုပ်နှံသည်၏အဖြစ်ဟူ သောသဘောရှိကြကုန်၏။ အဟံ၊ ငါတုရားသည်။ ရာဇပုတ္တံ၊ သာ၊ သော။ ခဏ္ဍာ၊ သ စ၊ အားလည်းကောင်း။ ပုရောဟိတပုတ္တံ၊ သာ၊ သော။ တိဿ၊ သာ စ၊ အားလည်းကောင်း။ ပဌမံ၊ သော။ ဓမ္မံ၊ ကို။ တနည်း-ပဌမံ ဓမ္မံ၊ ကို။ ပဌမံ၊ စွာ။ ဒေသေယျံ၊ မူကား။ ယန္တု၊ န၊ စွ။ ဝါ၊ ရာ၏။ [သုံးနည်းပေး။] တေ-ခဏ္ဍာတိဿ၊ သော။ တိဿ၊ သာ။ ဣမံ ဓမ္မံ၊ ကို။ ဝိပုမေဝ၊ သာလျှင်။ အာဇာနိဿန္တိ၊ သိနိုင်ကြကုန်လိမ့်လတ္တံ့။”။ ဣတိ-ဧတံ ပရိရိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။

၇၃။ ဘိက္ခဝေ၊ ထို့။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ သေယျံ၊ ထာပိ နာမ၊ မည်သည်။ ဗလဝါ၊ အားရှိသော။ ပုရိသော၊ သည်။ သမဉ္ဇိတံ၊ ကောင်းစွာဆွဲအပ်ပြီး သော။ ဝါ၊ ကွေးအပ်ပြီးသော။ ဗဟံ၊ မောင်းကို။ ပသာရေယျံ၊ သေယျံ၊ ထာပိ ဝါ၊ ကဲ့ သို့သော်လည်းကောင်း။ ပသာရိတံ၊ သော။ ဗဟံ၊ ကို။ သမဉ္ဇေယျံ၊ သေယျံ၊ ထာပိ ဝါ၊ ကဲ့သို့သော်လည်းကောင်း။ ဧဝမေဝ၊ သာလျှင်။ ဗေဓိရုက္ခေ၊ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်ရာဖြစ်သော ဗေဓိပင်၏အနီး၌။ ဝါ၊ အောက်၌။ ဝါ၊ သစ္စာ လေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်ရာဖြစ်သော ပြည်ညောင်ပင်၏အနီး

(စိတ္တုပ္ပါဒကဏ္ဍကာမကုသလပဒဘာဇနိအဋ္ဌသာလိနီ)။ မေဓ-ဟံ သာယံ သင်္ဂ မေစ။ မေဓတိ၊ မေဓာ၊ မေဓာဝိ။ အတ္ထု မေဓာတိ အသနိဝိယသိလုစ္စယေ ကိုလေ သေ မေဓတိ ဟိ သတိတိမေဓာ။ သဒ္ဓနိတိ ဓာတုမာလာ မကာရန္တဓာတ်တို့ကို မှီ၍ ယောဇနာလိုက်ပေ၏။

ဒုတိယအနက်ကို-မေဓတိ ဝါ သိရိယာ သီလာဒီဟိ စ သပ္ပုရိသဓမ္မေဟိ သဟဂစ္ဆတိ၊ န ဧကိကာ ဟုတ္တာ တိဋ္ဌတိတိ မေဓာ၊ ပညာယေတံ နာမံ။ ၎င်း သဒ္ဓနိတိကို မှီ၍ ယောဇနာလိုက်ပေ၏။

တတိယအနက်ကို-ဒိပ္ပံ ဂဟဏဓာရဏတ္ထေန ဝါ မေဓာ။ (စိတ္တုပ္ပါဒ ကဏ္ဍကာမကုသလပဒဘာဇနိအဋ္ဌသာလိနီ)။ မေ-ပဋိဒါနအာဒါနေသု။ မေတိ၊ မယတိ၊ မေဓာ။ ဧတ္ထ-မေဓာတိ ပညာ။ သာ ဟိ သုခုမဗ္ဗိ အတ္ထံ ဓမ္မဉ္စဒိပ္ပမေဝ မေတိ စ ဓာရေတိ စာတိ မေဓာတိ ဝုစ္စတိ။ ဧတ္ထ ပန မေတိ ဂဏှာတိ။ တထာ ဟိ အဋ္ဌသာလိနိယံ ဝုတ္တံ ဒိပ္ပံ ဂဟဏဓာရဏတ္ထေန ဝါ မေဓာတိ။ (သဒ္ဓ နိတိဓာတုမာလာ မကာရန္တဓာတ်)။ မေဓေဗ္ဗိနတော အ။ မေသဗ္ဗေ၊ အာဒါ နေ၊ ဓရ-ဓာရဏေတိ ဧဝံ မစ္ဆုဗ္ဗိနံ ဝိယ ယံ ဟောတိ ဓာတုဗ္ဗိနံ၊ တတော အပစ္စယော ဟောတိ၊ သုခုမဗ္ဗိ အတ္ထံ ဓမ္မဉ္စ ဒိပ္ပံ မေတိ ဂဏှာတိ ဓာရေတိ

၌။ဝါ။ အောက်၌။ အန္တရဟိတော၊ ကွယ်ပျောက်တော်မူသည်။ ဟုတွာ၊ ၍။ ဗန္ဓု၊ မတိယာ၊သော။ရာဇဓာနိယာ၊၌။ခေမေ၊ သော။ မိဂဒါယေ၊ သားတို့အား ဘေးမဲ့ပေးရာဖြစ်သော မိဂဒါယံတော၌။ တနည်း-မိဂဒါယေ၊ သားတို့အား ဘေးမဲ့ပေးရာဖြစ်သော။ခေမေ၊ ခေမအမည်ရှိသော ဥယျာဉ်၌။ ပါတုရဟောသိ၊ထင်ရှားဖြစ်တော်မူပြီ။ဘိက္ခဝေ၊ တို့။ဒဿ-တသ္မိ၊ ကာလေ၊ ဗန္ဓု၊မတိ၊ပြည် ခေမအမည်ရှိသောမိဂဒါယံတောဝယ် ထင်ရှားဖြစ်တော်မူရာ ထိုအခါ၌။ ဝိပဿိ၊သော။ အရဟံ၊သော။ သမ္မာသမ္ဗုဒ္ဓေါ၊သော။ ဘဂဝါ၊သည်။ဒါယပါလံ၊တောစောင့်ကို။ အာမန္တေသိ၊သိစေတော်မူပြီ။ ဝါ၊မိန့်တော်မူပြီ။ကိ၊သ္မိ။အာမန္တေသိ၊နည်း။‘‘သမ္မ ဒါယပါလ၊ အချင်းတောစောင့်။ တံ၊ သည်။ ဧဟိ၊ သွားလေလော့။ (ဂန္တု၊ သွားပြီး၍။) ဗန္ဓု၊မတိ၊ သော။ ရာဇဓာနိ၊ သ္မိ။ ပဝိသိတွာ၊ ဝင်၍။ ရာဇပုတ္တံ၊ သော။ ခဏ္ဍံ စ၊ ကိုလည်းကောင်း။ ပုရောဟိတပုတ္တံ၊ သော။ တိဿံ စ၊ ကိုလည်းကောင်း။ ဧဝံ၊ သ္မိ။ ဝဒေဟိ၊ပြောဆိုချေလော့။ ကိ၊သ္မိ။ဝဒေဟိ၊နည်း။? ‘‘ဘန္တေ၊အရှင်ဘုရား။ ဝိပဿိ၊သော။ အရဟံ၊သော။သမ္မာသမ္ဗုဒ္ဓေါ၊ သော။ဘဂဝါ၊ သည်။ ဗန္ဓု၊မတိ၊ သော။ ရာဇဓာနိ၊ သ္မိ။ အနဗ္ဗတ္ထော၊ အစဉ်သင့်ကြွရောက်တော်မူလာသည်။ ဟုတွာ၊ ၍။ ခေမေ၊သော။ မိဂဒါယေ၊၌။ဝိဟရတိ၊ နေတော်မူပါ၏။ [လိုက်ပေး။]ဝိပဿိ၊ သော။အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ သော-ဘဂဝါ၊သည်။ တုမှာကံ၊ အရှင်တို့ကို။ ဒဿနကာမော၊ကြည့်ရှုခြင်းငှါ အလိုရှိတော်မူပါ၏။ ဝါ၊ တွေ့မြင်ခြင်းငှါ အလိုရှိတော်မူပါ၏။ ဣတိ-ဧဝံ၊သ္မိ။ဝဒေဟိ၊လော့’’။ ဣတိ၊သ္မိ။အာမန္တေသိ၊ပြီ။ ဘိက္ခဝေ၊ တို့။ (ဧဝံ၊သ္မိ။ပုတ္တေ၊ ဝိပဿိ၊မြတ်စွာဘုရားကမိန့်တော်မူအပ်သည်ရှိသော်။) ဒါယပါလော၊ တောစောင့်သည်။ ‘‘ဘန္တေ၊ ရား။ဧဝံ၊ ကောင်းလှပါပြီ’’။ ဣတိ-ခေါ၊ ဤသို့သာလျှင်။ ဝိပဿိ၊သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ အား။ ပဋိဿုတွာ၊ပြီး၍။ဗန္ဓု၊မတိ၊သော။ရာဇဓာနိ၊သ္မိ။ ပဝိသိတွာ၊ ၍။ ရာဇပုတ္တံ၊ သော။ခဏ္ဍံ စ၊ကိုလည်းကောင်း။ပုရောဟိတပုတ္တံ၊သော။တိဿံ စ၊ကိုလည်းကောင်း။

၂၀

စာတိမေဓာ၊တေနာဟ-အဋ္ဌသာလိနိယံ ခိပ္ပံ ဂဟဏဓာရဏတ္ထေန မေဓာတိ။ ကိတ်သုတ္တမာလာသဒ္ဓနိတိတို့ကိုမှီ၍ ယောဇနာလိုက်ပေ၏။

ဤသုတ္တမာလာသဒ္ဓနိတိ၌ မေဓရုဒ္ဓါနိ-ပါဠိဝယ် ဒန္တဇ စတုတ္ထက္ခရာနှင့် မေဓရုဒ္ဓါနိ-ဟူ၍ ပါဠိရှိ၏။ပုတ္တံ၌လည်း တာလုဇပဋ္ဌမက္ခရာ သဒိသဒ္ဓေးဘော် ဒန္တဇစတုတ္ထက္ခရာတို့နှင့် မစ္စုဒ္ဓါနိ-ဟူ၍၎င်း၊ ဒန္တဇစတုတ္ထက္ခရာ နှင့် ဓာတုဒ္ဓါနိ-ဟူ၍၎င်း ပါဠိရှိကြ၏။ သို့ရှိသော်လည်း တိကနိပါတ် မစ္စုဒ္ဓါနိဘောင်၌ မစ္စုဒ္ဓါနိန္တိ မစ္စုဝဂ္ဂံ-ဟု ဘွဲ့သကဲ့သို့ ဓာတုဒ္ဓါနိ-ပုဒ်မှာလည်း မေဓာတ်၊ ဓရဓာတ်နှစ်ခုကို စုပေါင်းထားသည်ဖြစ်၍ ဓာတုဝဂ္ဂေါ ဘွဲ့သင့်ရာ၏ဟု ယူဆသောကြောင့် သဒ္ဓနိတိပါဠိများကို ပြင်ဆင်၍ထုတ်လိုက်ပေ၏။

စတုတ္ထအနက်ကို- မိဓုတော ဣ။ ။မိဓုဓာတုတော ဣပစ္စယော ဟောတိ၊ သမ္မောဟံ မေဓတိ ဟိံသတိ ဝိနာသေတိတိ မေဓာ-ဟူသောကိတ်သုတ္တမာလာ သဒ္ဓနိတိကိုမှီ၍ ယောဇနာလိုက်ပေ၏။]

ဧတံ-ဝစနံ၊ ကိ။ အဝေါစ၊ ပြိ။ ကိ။ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ အရှင်ထို့။
 ဝိပဿီ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဗန္ဓုမတိ။
 သော။ ရာဇဓာနိ။ သို့။ အနုပုတ္တော၊ သည်။ ဟုတွာ၊ ရှိ။ ခေမေ၊ သော။ မိဂဒါယေ၊ ဌ။
 တနည်း-မိဂဒါယေ၊ သော။ ခေမေ၊ ဌ။ ဝိဟရတိ၊ ပါ၏။ ဝိပဿီ၊ သော။ အရဟံ၊ သော။
 သမ္မာသမ္ဗုဒ္ဓေါ၊ သော။ သော-ဘဂဝါ၊ သည်။ တုမှာကံ၊ ထိုကို။ ဒဿနကာမော၊
 ရှိပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပြိ။

၇၄။ ဘိက္ခုဝေ၊ တို့။ ရာဇပုတ္တော၊ သော။ ခဏှော စ၊ သည်လည်းကောင်း။
 ပုရောဟိတပုတ္တော၊ သော။ တိဿော စ၊ သည်လည်းကောင်း။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊
 ကောင်းကုန် ကောင်းကုန်သော။ ဝါ။ အလွန်ကောင်းကုန်သော။ ယာနာနိ၊ ယာဉ်
 ထို့ကို။ ယောဇာပေတွာ၊ ယှဉ်စေကြကုန်၍။ ဘဒ္ဒံ ဘဒ္ဒံ၊ သော။ ယာနံ၊ သို့။ အဘိရုဟိ
 တွာ၊ တက်စီးကြကုန်ပြီး၍။ ဘဒ္ဒေဟိ ဘဒ္ဒေဟိ၊ ကုန်သော။ ယာနေဟိ၊ ထို့ဖြင့်။ ဗန္ဓု
 မတိယာ၊ သော။ ရာဇဓာနိယာ၊ မှ။ နိယျိံ သု၊ ထွက်သွားကြကုန်ပြီ။ ယေန-ဌာနေန၊ ဌ။
 ခေမော၊ သော။ မိဂဒါယော၊ သည်။ တနည်း-မိဂဒါယော၊ သော။ ခေမော၊ သည်။
 အတ္ထိ၊ ၏။ တေန-ဌာနေန၊ ထိုခေမအမည်ရှိသော မိဂဒါယံတော ရှိရာအရပ်သို့။
 ပါယိံ သု၊ သွားကြကုန်ပြီ။ ယာနဿ၊ ယာဉ်၏။ ဘူမိ၊ သွားလောက်ရာ မြေအရပ်
 သည်။ ယာဝတိကာ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိ၏။ တာဝတိကံ၊ သော။
 ဘူမိံ၊ သို့။ ယာနေန၊ ဖြင့်။ ဂန္ဓာ၊ သွားကြကုန်ပြီး၍။ ယာနာ၊ မှ။ ပဏှောရောဟိတွာ၊
 ကုန်၍။ ပတ္တိကာဝါ၊ ခြေဖြင့်သွားကြကုန်သည်သာလျှင်။ ဝါ၊ ခြေချည်းသွားကြကုန်သည်
 သာလျှင်။ ဝါ၊ ခြေကျင်သွားကြကုန်သည်သာလျှင်။ ဟုတွာ၊ ကုန်၍။ ယေန-ဌာနေန၊
 ဌ။ ဝိပဿီ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။
 တေန-ဌာနေန၊ သို့။ ဥပသက်မိံ သု၊ ကုန်ပြီ။ ဥပသက်မိတွာ၊ ကုန်ပြီး၍။ ဝိပဿီ၊ သော။
 အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိ။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။
 ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိယျိံ သု၊ ကုန်ပြီ။

၇၅။ တေသံ-ခဏှတိယာနံ၊ ထိုခဏှတိယာတို့အား။ ဝိပဿီ၊ သော။ အရဟံ၊
 သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ အနုပုဗ္ဗိံ၊ အစဉ်ဖြစ်သော။ ကထံ၊
 စကားကို။ ကထေသိ၊ ဟောတော်မူပြီ။ သေယျထိဒံ၊ ထိုအနုပုဗ္ဗိကထာဟူသည်
 အဘယ်နည်း။ [သုံးနည်းပေး။] တနည်း- သေယျထိဒံ၊ သော။ အနုပုဗ္ဗိံ၊
 သော။ ကထံ၊ ကိ။ ကထေသိ၊ နည်း။ ဒါနကထံ၊ ဒါနကထာကို။ ကထေသိ၊ ပြီ။ ဒါနကထာ
 နန္တရံ၊ ဌ။ [ဤအနက်နှင့်ဝါကျများကို အတူရှိသော သီလကွန်ပါဠိတော် အဗ္ဗဋ္ဌသုတ်
 အဆုံးတွင်ကြည့်ရမည်။] သီလကထံ၊ ကိ။ ကထေသိ၊ ပြီ။ သီလကထာနန္တရံ၊ ဌ။ သဂ္ဂ
 ကထံ၊ ကိ။ ကထေသိ၊ ပြီ။ သဂ္ဂကထာနန္တရံ၊ ဌ။ ကာမာနံ၊ ထို၏။ အာဒိနဝံ၊ ကိုလည်း
 ကောင်း။ ဩကာရံ၊ ကိုလည်းကောင်း။ သံကိလေသံ၊ ကိုလည်းကောင်း။ ကထေသိ၊ ပြီ။
 အာဒိနဝကထာနန္တရံ၊ ဌ။ နေက္ခမ္မေ၊ ဌ။ အာနိသံသံ၊ ကိ။ ပကာသေသိ၊ ပြီ။ ယဒါ၊ ဌ။
 ဘဂဝါ၊ သည်။ တေ-ခဏှတိဿော၊ ထိုခဏှတိဿတို့ကို။ ကလ္လုစိတ္တော၊ ခံသောစိတ်ရှိ
 သည်တို့ကိုလည်းကောင်း။ မုဒုစိတ္တော၊ နူးညံ့သော စိတ်ရှိသည်တို့ကို လည်းကောင်း။

ဝိနိဝရဏစိတ္တော၊ ခြောက်ပါးသော နိဝရဏမှကင်းသော စိတ်ရှိသည်တို့ကိုလည်း
 ကောင်း။ ဥဒဂ္ဂစိတ္တော၊ တက်ကြွသောစိတ် ရှိသည်တို့ကိုလည်းကောင်း။ ပသန္တစိတ္တော၊
 ကြည်လင်သောစိတ်ရှိသည်တို့ကိုလည်းကောင်း။ အညာသိ၊ မူပြီ။ တနည်း-ယဒါ၊ ဌ။
 ဘဂဝါ၊ သည်။ တေ-ခဏ္ဍတိသေ၊ တို့ကို။ ကလ္လစိတ္တော၊ ခုံသောစိတ်ရှိကုန်၏ဟူ၍
 လည်းကောင်း။ မုဒုစိတ္တော၊ နူးညံ့သောစိတ်ရှိကုန်၏ဟူ၍ လည်းကောင်း။ ဝိနိဝရဏ
 စိတ္တော၊ ခြောက်ပါးသော နိဝရဏမှကင်းသောစိတ် ရှိကုန်၏ဟူ၍ လည်းကောင်း။
 ဥဒဂ္ဂစိတ္တော၊ တက်ကြွသော စိတ်ရှိကုန်၏ဟူ၍လည်းကောင်း။ ပသန္တစိတ္တော၊ ကြည်
 လင်သော စိတ်ရှိကုန်၏ဟူ၍ လည်းကောင်း။ အညာသိ၊ ပြီ။ တနည်း-ယဒါ၊ ဌ။
 ဘဂဝါ၊ သည်။ ကလ္လစိတ္တော၊ ကုန်သော။ မုဒုစိတ္တော၊ ကုန်သော။ ဝိနိဝရဏစိတ္တော၊
 ကုန်သော။ ဥဒဂ္ဂစိတ္တော၊ ကုန်သော။ ပသန္တစိတ္တော၊ ကုန်သော။ တေ-ခဏ္ဍတိသေ၊
 တို့ကို။ အညာသိ၊ မူပြီ။ တနည်း-ယဒါ၊ ဌ။ ဘဂဝါ၊ သည်။ ကလ္လစိတ္တော၊
 အသဒ္ဓိယ စသည်မပျံ့ ကိုယ်မှာတံ့၍ ခုံသောစိတ် ရှိကြကုန်သော။ ဝါ၊ အသဒ္ဓိယ
 စသည့်ရောဂါ ကင်းစင်ကွာ၍ ကျန်းမာသော စိတ်ရှိကြကုန်သော။ မုဒုစိတ္တော၊
 ဒိဋ္ဌိ၊ မာန စသည်မပျံ့ ကိုယ်မှာတံ့၍ နူးညံ့သောစိတ် ရှိကြကုန်သော။ ဝိနိဝရဏ
 စိတ္တော၊ ခြောက်ပါးသော နိဝရဏ မြစ်ဒေါသမှ ကင်းပသော စိတ် ရှိကြကုန်သော။ ဥဒဂ္ဂ
 စိတ္တော၊ သမ္မာပရိပတ် အကျင့်မြတ်၌ စိတ်ဓာတ်ရှင်ပျံ့ ပါမောဇ္ဇကြောင့် တက်ကြွ
 သောစိတ်ရှိကြကုန်သော။ ပသန္တစိတ္တော၊ သဒ္ဓါဇောဝင် ညစ်ကြေးစင်၍ ကြည်လင်သော
 စိတ်ရှိကြကုန်သော။ တေ-ခဏ္ဍတိသေ၊ တို့ကို။ အညာသိ၊ မူပြီ။ တနည်း-ဘဂဝါ၊
 သည်။ ကလ္လစိတ္တော၊ လာမရောဂါ ကင်းစင်ကွာ၍ ကျန်းမာ ခန့်ညားသောစိတ် ရှိကြကုန်
 သော။ မုဒုစိတ္တော၊ များပါဒတန့် မေတ္တာခန့်၍ နူးညံ့သောစိတ်ရှိကြကုန်သော။ ဝိနိဝရဏ
 စိတ္တော၊ ဥဒ္ဓစ္စ၊ ကုတ္တုစ္စ နိဝရဏမှ ကင်းပသော စိတ်ရှိကြကုန်သော။ ဥဒဂ္ဂစိတ္တော၊ ထိန၊
 မိဒ္ဓ ကင်းစင်ပ၍ တက်ကြွသော စိတ်ရှိကြကုန်သော။ ပသန္တစိတ္တော၊ ဝိစိကိစ္ဆာ မဝင်
 နူးစင်၍ ကြည်လင်သောစိတ်ရှိကြကုန်သော။ တေ-ခဏ္ဍတိသေ၊ တို့ကို။ အညာသိ၊
 မူပြီ။ အထ-တသ္မိ ကာလေ၊ သိတော်မူရာ ထိုအခါ၌။ ဗုဒ္ဓါနံ၊ တို့အား။ ဝါ၊ တို့၏။
 သာမုက္ကံသိကာ၊ ကိုယ်တော်တိုင် ချီးမြှောက်ခြင်းရှိသော။ ဝါ၊ ကိုယ်တော်တိုင်
 ကြပ်နှုတ်တော်မြတ်ဖြင့် ထုတ်ဘော်လှင်၍ ဟောတော်မူအပ်သော။ ယာ ဓမ္မဒေသနာ၊
 အကြင်တရားဒေသနာတော်သည်။ ဝါ၊ အကြင်ဟောအပ်သော တရားတော်သည်။
 အတ္ထိ၊ ၏။ တံ-ဓမ္မဒေသနံ၊ ကို။ ပကာသေသိ၊ မူပြီ။ ဒုက္ခံ၊ ဒုက္ခသစ္စာကိုလည်း
 ကောင်း။ ဝါ၊ ဆင်းရဲသော ဒုက္ခသစ္စာကိုလည်းကောင်း။ ဝါ၊ ဆင်းရဲစေတတ်သော
 ဒုက္ခသစ္စာကိုလည်းကောင်း။ ဝါ၊ ဆင်းရဲကိုပြုတတ်သော ဒုက္ခသစ္စာကိုလည်းကောင်း။
 ဝါ၊ ဆင်းရဲအောင်ပြုတတ်သော ဒုက္ခသစ္စာကိုလည်းကောင်း။ ဝါ၊ နှစ်ပါးအပြား
 ရှိသော ကာယိကသုခ၊ စေတသိကသုခကို တူးမြှိုတတ်သော ဒုက္ခသစ္စာကိုလည်း
 ကောင်း။ ဝါ၊ သည်းခံနိုင်ခဲ့သော ဒုက္ခသစ္စာကိုလည်းကောင်း။ ဝါ၊ လိုရာမပြီး
 ကောင်းကင်ကြီးသို့ အချည်းနှီးသာဖြစ်၍ စက်ဆုပ်အပ်သော ဒုက္ခသစ္စာကိုလည်း
 ကောင်း။ သမုဒယံ၊ သမုဒယသစ္စာကိုလည်းကောင်း။ ဝါ၊ ဒုက္ခကိုဖြစ်စေတတ်သော
 သမုဒယသစ္စာကိုလည်းကောင်း။ ဝါ၊ ဒုက္ခ၏ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော သမုဒယ

သစ္စာကိုလည်းကောင်း။ နိရောဓံ၊ နိရောဓသစ္စာကိုလည်းကောင်း။ ဝါ၊ ဒုက္ခ၊ သမုဒယ တို့၏ ကွယ်ပျောက်ချုပ်ငြိမ်း လက်စသိမ်းရာဖြစ်သော နိရောဓသစ္စာကိုလည်းကောင်း။ ဝါ၊ သံသရာနှောင်အိမ်၏ မရှိရာဖြစ်သော နိရောဓသစ္စာကိုလည်းကောင်း။ မဂ္ဂ၊ မဂ္ဂ သစ္စာကိုလည်းကောင်း။ ဝါ၊ နိဗ္ဗာန်ကိုရှာမှီးတတ်သော မဂ္ဂသစ္စာကိုလည်းကောင်း။ ဝါ၊ နိဗ္ဗာန်လိုလား အမျိုးသားတို့ ကြိုးစားဖွေရှာအပ်သော မဂ္ဂသစ္စာကိုလည်းကောင်း။ ဝါ၊ ကိလေသာမာရ် သူပုန်ရန်ကို ပယ်လွန်သတ်ဖြတ် နိဗ္ဗာန်ခတ်သို့ သွားရောက် တတ်သော မဂ္ဂသစ္စာကိုလည်းကောင်း။ ပကာသေသိ၊ ပြီ။ သေယျထာပိ နာမ၊ မည်သည်။ အပဂတကာဠကံ၊ ကင်းပြီးသော မည်းနက်သော အညစ်အကြေးရှိသော။ ဝါ၊ မည်းနက်သော အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော။ အပဂတကာဠကံ၊ ကြောင့်၊ သုဒ္ဓါ၊ သော။ ဝတ္ထံ၊ သည်။ သမ္မဒေဝ၊ သာလျှင်။ ရဇနံ၊ ကို။ ပဋိဂ္ဂဇောယျ၊ သေယျ ထာပိ၊ ကဲ့သို့။ ဧဝမေဝ၊ သာလျှင်။ ရာဇပုတ္တဿ၊ သော။ ခဏ္ဍဿ စ၊ အားလည်း ကောင်း။ ပုရောဟိတပုတ္တဿ၊ သော။ တိဿဿ စ၊ အားလည်းကောင်း။ တသ္မိံ ယေဝ အာသနေ၊ ထိုထိုင်နေရာအရပ်၌သာလျှင်။ ဝိရဇံ၊ အပါယဂမနိယဖြစ်သော ရှာဂ၊ ဒေါသ၊ မောဟတည်းဟူသော မြို့မှကင်းသော။ ဝိတမလံ၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတည်း ဟူသော အညစ်အကြေးမှကင်းသော။ တနည်း-ဝိရဇံ၊ သောတာပတ္တိမဂ်သည် သတ်အပ်သော ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတည်းဟူသော မြို့မှကင်းသော။ ဝိတမလံ၊ ငါးပါး သော ဒုဿီလျ စေတနာတည်းဟူသော အညစ်အကြေးမှကင်းသော။ ဓမ္မစက္ခု၊ လေးပါးသော သစ္စာတရားတို့၌ဖြစ်သော သောတာပတ္တိမဂ်ဉာဏ်သည်။ ဥဒပါဒိ၊ ပြီ။ ကိံ၊ သို့။ ဥဒပါဒိ၊ နည်း။ “ယံကိဋ္ဌိ၊ အလုံးစုံသော တေဘူမကတရားအပေါင်း သည်။ သမုဒယဓမ္မံ၊ ဖြစ်ခြင်းသဘောရှိ၏။ တံ သဗ္ဗံ၊ ထိုအလုံးစုံသော တေဘူမက တရားအပေါင်းသည်။ နိရောဓဓမ္မံ၊ ချုပ်ငြိမ်းသဘောရှိ၏”။ ဣတိ၊ သို့။ ဥဒပါဒိ၊ ပြီ။

၇၆။ တေ-ခဏ္ဍတိဿာ၊ တို့သည်။ ဒိဋ္ဌဓမ္မာ၊ မြင်အပ်ပြီးသော လေးပါးသော သစ္စာတရားရှိကြကုန်သည်။ ပတ္တဓမ္မာ၊ ရောက်အပ်ပြီးသော လေးပါးသော သစ္စာ တရားရှိကြကုန်သည်။ ဝိဒိတဓမ္မာ၊ သိအပ်ပြီးသော လေးပါးသော သစ္စာတရားရှိကြ ကုန်သည်။ ပရိယောဂါဠဓမ္မာ၊ သက်ဝင်အပ်ပြီးသော လေးပါးသော သစ္စာတရား ရှိကြကုန်သည်။ တိဏ္ဍဝိစိကိစ္ဆာ၊ လွန်မြောက်အပ်ပြီးသော ဝိစိကိစ္ဆာ ရှိကြကုန်သည်။ ဝိဂတကထံကထာ၊ ကင်းပြီးသော အသို့နည်း၊ အသို့နည်းဟူသော တွေးတောယုံမှား ခြင်းရှိကြကုန်သည်။ သတ္ထု၊ ၏။ သာသနေ၊ ၌။ ဝေသာရဇ္ဇပုတ္တာ၊ ရှိရာခြင်းကင်း ရဲတင်းသောစိတ်ရှိသည်၏အဖြစ်သို့ ရောက်ကြကုန်သည်။ အပရပ္ပစ္စယာ၊ မိမိမှတပါး သောသူကို မယုံကြည်ကြကုန်သည်။ ဝါ၊ မိမိမှတပါးသော ယုံကြည်အပ်သောသူ မရှိ ကြကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစုံ၊ လျှောက်ထားကြကုန်ပြီ။

တနည်း။ တေ-ခဏ္ဍတိဿာ၊ တို့သည်။ ဒိဋ္ဌဓမ္မာ၊ ကုန်သည်။ ပတ္တဓမ္မာ၊ ကုန်သည်။ ဝိဒိတဓမ္မာ၊ ကုန်သည်။ ပရိယောဂါဠဓမ္မာ၊ ကုန်သည်။ တိဏ္ဍဝိစိကိစ္ဆာ၊ ကုန်သည်။ ဝိဂတကထံကထာ၊ ကုန်သည်။ သတ္ထု၊ ၏။ သာသနေ၊ ၌။ ဝေသာ ရဇ္ဇပုတ္တာ၊ ကုန်သည်။ အပရပ္ပစ္စယာ၊ ကုန်သည်။ သမာနာ၊ ကုန်သည် ရှိသော်။

ဝိပဿီ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိ။ ဇတံ-ဝစနံ၊ ကိ။ အဝေါစံ၊ ကုန်ပြီ။

တနည်း။ ။တေ-ဓဏ္ဍတိဿာ၊ တို့သည်။ ဒိဋ္ဌဓမ္မာ၊ ကုန်သည်တို့၏။ ပတ္တဓမ္မာ၊ ကုန်သည်တို့၏။ ဝိဒိတဓမ္မာ၊ ကုန်သည်တို့၏။ ပရိယောဂါဋ္ဌဓမ္မာ၊ ကုန်သည်တို့၏။ တိဏ္ဍဝိစိကိစ္ဆာ၊ ကုန်သည်တို့၏။ ဝိဂတကထံကထာ၊ ကုန်သည်တို့၏။ သတ္ထု၊ ။ ။ သာသနော၊ ဌ။ ဝေသာရဇ္ဇပုတ္တာ၊ ကုန်သည်တို့၏။ အပရပုစ္စယာ၊ ကုန်သည်တို့၏။ ဟုဘွာ၊ ကြောင့်။ ဝိပဿီ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိ။ ဇတံ-ဝစနံ၊ ကိ။ အဝေါစံ၊ လျှောက်ထားကြကုန်ပြီ။

တနည်း။ ။ဒိဋ္ဌဓမ္မာ၊ ကုန်သော။ ပတ္တဓမ္မာ၊ ကုန်သော။ ဝိဒိတဓမ္မာ၊ ကုန်သော။ ပရိယောဂါဋ္ဌဓမ္မာ၊ ကုန်သော။ တိဏ္ဍဝိစိကိစ္ဆာ၊ ကုန်သော။ ဝိဂတကထံကထာ၊ ကုန်သော။ သတ္ထု၊ ။ ။ သာသနော၊ ဌ။ ဝေသာရဇ္ဇပုတ္တာ၊ ကုန်သော။ အပရပုစ္စယာ၊ ကုန်သော။ တေ-ဓဏ္ဍတိဿာ၊ တို့သည်။ ဝိပဿီ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိ။ ဇတံ-ဝစနံ၊ ကိ။ အဝေါစံ၊ ကုန်ပြီ။

တနည်း။ ။တေ-ဓဏ္ဍတိဿာ၊ တို့သည်။ ဝိပဿီ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိ။ ဇတံ-ဝစနံ၊ ကိ။ အဝေါစံ၊ ကုန်ပြီ။ ကသ္မာ၊ အဘယံကြောင့်။ တေ-ဓဏ္ဍတိဿာ၊ တို့သည်။ ဝိပဿီ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိ။ ဇတံ-ဝစနံ၊ ကိ။ အဝေါစံ၊ ကုန်သနည်း။ ယသ္မာ၊ ကြောင့်။ တေ-ဓဏ္ဍတိဿာ၊ တို့သည်။ ဒိဋ္ဌဓမ္မာ၊ ကုန်သည်။ ပတ္တဓမ္မာ၊ ကုန်သည်။ ဝိဒိတဓမ္မာ၊ ကုန်သည်။ ပရိယောဂါဋ္ဌဓမ္မာ၊ ကုန်သည်။ တိဏ္ဍဝိစိကိစ္ဆာ၊ ကုန်သည်။ ဝိဂတကထံကထာ၊ ကုန်သည်။ သတ္ထု၊ ။ ။ သာသနော၊ ဌ။ ဝေသာရဇ္ဇပုတ္တာ၊ ကုန်သည်။ အပရပုစ္စယာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ တသ္မာ၊ ကြောင့်။ တေ-ဓဏ္ဍတိဿာ၊ တို့သည်။ ဝိပဿီ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိ။ ဇတံ-ဝစနံ၊ ကိ။ အဝေါစံ၊ ကုန်ပြီ။ ကိ။ အဝေါစံ၊ ကုန်သနည်း။ ‘‘ဘန္တေ၊ မြတ်စွာဘုရား။ အဘိက္ကန္တံ၊ အလွန်နှစ်သက်အပ်ပါပေစွ။ ဝါ၊ အလွန်ကောင်းပါပေစွ။ ဘန္တေ၊ ဘုရား။ အဘိက္ကန္တံ၊ စွ။ [ဤအဘိက္ကန္တံ- အနက်များကို အတူရှိသော သာမညဖလသုတ်အဆုံးတွင် ကြည့်လော။]

ဘန္တေ၊ ရား။ သေယျထာပိ၊ မည်သည် (ကောစိ၊ သော။ ပုရိသော၊ သည်။) နိက္ကုဇ္ဇိတံ၊ ကိ။ ဥက္ကုဇ္ဇေယျ သေယျထာပိ ဝါ၊ ကဲ့သို့သော်လည်းကောင်း။ ပဋိစ္စန္တံ၊ ကိ။ ဝိဝရေယျ သေယျထာပိ ဝါ၊ ကဲ့သို့သော်လည်းကောင်း။ မုဋ္ဌဿ၊ အား။ မဂ္ဂံ၊ ကိ။ အာစိက္ခေယျ သေယျထာပိ ဝါ၊ ကဲ့သို့သော်လည်းကောင်း။ စက္ခုမန္တော၊ ကုန်သော။ (ပုရိသော၊ တို့သည်။) ရူပါနိ၊ တို့ကို။ ဒက္ခိန္တံ၊ ကုန်လိမ့်လတ္တံ။ ။ ဣတိ-မနသိကတု၊ ရှိ။ အန္ဓကာရော၊ ရှိ။ တေလပဇ္ဇောတံ၊ ကိ။ ဝေရေယျ သေယျထာပိ ဝါ၊ ကဲ့သို့သော်လည်းကောင်း။ ဧပမေဝ၊ သာလျှင်။ ဘဂဝဘာ၊ သည်။ အနေကမရိယာယေနံ၊ မြင့်။ ဓမ္မော၊ ကိ။ ပကာသီတော၊ အပ်ပါပြီ။ ဘန္တေ၊ ရား။ ဧတေ-မယံ၊ တို့သည်။ ဘဂဝန္တံ၊ ကိ။ သရဏံ၊ ဟူ၍။ ဝစ္စာမ၊ ပါကုန်၏။ ဓမ္မံ စ၊ ကိလည်း။ သရဏံ၊ ဟူ၍။ ဝစ္စာမ၊ ပါကုန်၏။ ဘန္တေ၊ ရား။

၂

မယံ၊ တို့သည်။ ဘဂဝတော၊ ဤ။ သန္တိကော၊ ပဗ္ဗဇ္ဇံ၊ ရှင်အဖြစ်ကို။ လဘောယျာမ၊ ရလိုကြပါကုန်၏။ ဥပသမ္ပဒံ၊ လောကီယသမ္ပဒါတို့ထက် မြင့်မြတ်သော ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံခြင်းဟုဆိုအပ်သော ရဟန်း၏အဖြစ်ကို။ ဝါ၊ မြင့်မြတ်သော ပဉ္စင်းရဟန်း၏အဖြစ်သို့ရောက်ခြင်းကို။ ဝါ၊ ပဉ္စင်းရဟန်း အထက်တန်းသို့ တက်လှမ်းခြင်းကို။ လဘောယျာမ၊ ကုန်၏။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။

၇၇။ သိုက္ခဝေ၊ တို့။ ရာဇပုတ္တော၊ သော။ ခဏ္ဍော၊ စ၊ သည်လည်းကောင်း။ ပုရောဟိတပုတ္တော၊ သော။ တိသော၊ စ၊ သည်လည်းကောင်း။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဤ။ သန္တိကော၊ ပဗ္ဗဇ္ဇံ၊ ရှင်အဖြစ်ကို။ ဝါ၊ ရှေးဦးစွာရောက်အပ် ကျင့်အပ်သော သာမဏေအဖြစ်ကို။ အလတ္တံ၊ ရကြကုန်ပြီ။ ဥပသမ္ပဒံ၊ ကို။ အလတ္တံ၊ ကုန်ပြီ။ တေ-ခဏ္ဍတိသော၊ တို့ကို။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဓမ္မိယာ၊ တရားရှိသော။ ဝါ၊ တရားနှင့်ယှဉ်သော။ ကထာယ၊ စကားဖြင့်။ သန္တသေသိ၊ ပစ္စုပ္ပန်၊ သံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာရှုမြင်စေတော်မူပြီ။ ဝါ၊ ပစ္စုပ္ပန်၊ သံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာပြုတော်မူပြီ။ သမာဒါပေသိ၊ ကုသိုလ်တရားတို့ကို ကောင်းစွာယူစေတော်မူပြီ။ ဝါ၊ ကုသိုလ်တရားတို့၌ ဆောက်တည်စေတော်မူပြီ။ သမုတ္တေဇေသိ၊ ကုသိုလ်တရားတို့၌ ကောင်းစွာထက်သန်စေတော်မူပြီ။ သမ္ပဟံသေသိ၊ ဥဿာဟအထူး ဂုဏ်ကျေးဇူးဖြင့် ကောင်းစွာအပြားအားဖြင့် ရှင်မြူးအားတက်စေတော်မူပြီ။ ဝါ၊ ဥဿာဟလွမ်း ဂုဏ်အစွမ်းဖြင့် ကောင်းစွာအပြားအားဖြင့် ရှင်လန်းအားတက်စေတော်မူပြီ။ သင်္ခါရာနံ၊ သင်္ခါရတို့၏။ အာဒိနဝံ၊ ကိုလည်းကောင်း။ ဩကာရံ၊ ကိုလည်းကောင်း။ သံကိလေသံ၊ ကိုလည်းကောင်း။ နိဗ္ဗာနေ၊ နိဗ္ဗာန်အာနိသံသံ၊ ချီးမွမ်းအပ်သောအကျိုးကိုလည်းကောင်း။ ပကာသေသိ၊ ထင်စွာပြုတော်မူပြီ။ တေသံ-ခဏ္ဍတိဿာနံ၊ တို့၏။ ဝါ၊ တို့ကို။ ဝိပဿိနာ၊ သော။ အရဟတာ၊ သော။ သမ္မာသမ္ဗုဒ္ဓေန၊ သော။ ဘဂဝတာ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္တသေသိ၊ မာနာနံ၊ ကုန်စဉ်လည်းကောင်း။ သမာဒါပိယမာနာနံ၊ ကုန်စဉ်လည်းကောင်း။ သမုတ္တေဇိယမာနာနံ၊ ကုန်စဉ်လည်းကောင်း။ သမ္ပဟံသိယမာနာနံ၊ ကုန်စဉ်လည်းကောင်း။ န စိရသေဝ၊ မကြာမြင့်မီသာလျှင်။ စိတ္တာနိ၊ တို့သည်။ အနုပါဒါယ၊ တစ်စုံတစ်ခုသော အာရုံကို မယူကုန်မူ၍။ အာသဝေဟိ၊ အာသဝေါတရားတို့မှ။ ဝိမုစ္စိံ သု၊ လွတ်ကုန်ပြီ။ တနည်း-စိတ္တာနိ၊ တို့ကို။ အာသဝေဟိ၊ တို့သည်။ အနုပါဒါယ၊ မယူကုန်မူ၍။ ဝိမုစ္စိံ သု၊ လွတ်အပ်ကုန်ပြီ။ တနည်း-တေသံ-ခဏ္ဍတိဿာနံ၊ တို့၏။ ဝါ၊ တို့ကို။ ဝိပဿိနာ၊ သော။ အရဟတာ၊ သော။ သမ္မာသမ္ဗုဒ္ဓေန၊ သော။ ဘဂဝတာ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္တသေသိ၊ မာနာနံ၊ ကုန်သော်လည်းကောင်း။ ပ။ သမ္ပဟံသိယမာနာနံ၊ ကုန်သော်လည်းကောင်း။ န စိရသေဝ၊ မီသာလျှင်။ ပ။ ဝိမုစ္စိံ သု၊ ကုန်ပြီ။ တနည်း-ဝိပဿိနာ၊ သော။ အရဟတာ၊ သော။ သမ္မာသမ္ဗုဒ္ဓေန၊ သော။ ဘဂဝတာ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္တသေသိ၊ မာနာနံ၊ ကုန်သော။ ပ။ သမ္ပဟံသိယမာနာနံ၊ ကုန်သော။ တေသံ-ခဏ္ဍတိဿာနံ၊ တို့၏။ စိတ္တာနိ၊ တို့သည်။ နစိရသေဝ၊ မီသာလျှင်။ အနုပါဒါယ၊ ကုန်၍။ အာသဝေဟိ၊ တို့မှ။ ဝိမုစ္စိံ သု၊ ကုန်ပြီ။

မဟာဇနကာယပဗ္ဗဇ္ဇာ

၇၈။ ဘိက္ခုဝေ၊တို့။ ဗန္ဓုမတိယာ၊သော။ ရာဇဓာနိယာ၊၌။ (ဝသန္တော၊သော။) မဟာဇနကာယော၊ များစွာသော လူအပေါင်းသည်။ [သာမညအပေါင်းကတ္တား။] စတုရာသီတိပါဏသဟဿာနိ၊တို့သည်။ [ဝိသေသအစိတ်ကတ္တား။] အသောသိ၊ကြား သိရပြီ။ ကိ၊သို့။ အသောသိ၊နည်း။ “ဝိပဿီ၊သော။ အရဟံ၊သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊သည်။ ဗန္ဓုမတိ၊ သော။ ရာဇဓာနိ၊ သို့။ အနုပ္ပတ္တော၊ အစဉ်သင့်ရောက် လာတော်မူသည်။ ဟုတ္တု၊၌။ ခေမေ၊သော။ မိဂဒါယေ၊၌။ ဝိဟရတိ ကိရ၊နေတော် မူသတတ်။ ဝါ၊ ထံ။ ရာဇပုတ္တော၊သော။ ခဏှော စ၊သည်လည်းကောင်း။ ပုရောဟိတ ပုတ္တော၊သော။ တိဿော စ၊ သည်လည်းကောင်း။ ဝိပဿီ၊ သော။ အရဟ တော၊သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝတော၊ ဧ၊ သန္တိကေ၊ ၌။ ကေသမဿုံ ကို။ ဩဟာရေတွာ၊ ကုန်၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ အစ္စ္စာဒေ တွာ၊ကုန်၍။ အဂါရသ္မာ၊မှ။ နိက္ခမ္မ၊ကုန်၍။ အနာဂါရိယံ၊သို့။ ဝါ၊ ကို။ ပဗ္ဗဇိတာ ကိရ၊ ကပ်ရောက်ကြကုန်သတတ်။ ဝါ၊ကုန်ပြီတဲ့။ ဝါ၊ ကျင့်ကြကုန်သတတ်။ ဝါ၊ ကုန်ပြီတဲ့။”။ ဣတိ၊သို့။ အသောသိ၊ပြီ။ ဣတိ၊သို့။ သုတွာန၊ကြားရခြင်းကြောင့်။ နေသံ-စတုရာသီတိ ပါဏသဟဿာနံ၊ တို့အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိ၊သည်။ အဟောသိ၊နည်း။ “ယတ္ထ-ယသ္မိ” ဓမ္မဝိနယေ၊ ၌။ ရာဇပုတ္တော၊သော။ ခဏှော စ၊ သည်လည်းကောင်း။ ပုရောဟိတပုတ္တော၊ သော။ တိဿော စ၊ သည်လည်း ကောင်း။ ကေသမဿုံ ကို။ ဩဟာရေတွာ၊ ကုန်၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊တို့ကို။ အစ္စ္စာဒေတွာ၊ကုန်၍။ အဂါရသ္မာ၊ မှ။ နိက္ခမ္မ၊ကုန်၍။ အနာဂါရိယံ၊ သို့။ ပဗ္ဗဇိတာ၊ကုန်ပြီ။ သော ဓမ္မဝိနယော၊သည်။ ဩရကော၊သည်။ န ဟိ နူန သိယာ၊ သည်သာတည်း။ ယတ္ထ-ယသ္မိ ပဗ္ဗဇ္ဇာယံ၊ ၌။ ပဗ္ဗဇိတာ၊ ကုန်ပြီ။ သာ ပဗ္ဗဇ္ဇာ၊ သည်။ ဩရကော၊သည်။ န ဟိ နူန သိယာ၊သည်သာတည်း။ ရာဇပုတ္တော၊သော။ ခဏှော စ၊ သည်လည်းကောင်း။ ပုရောဟိတပုတ္တော၊ သော။ တိဿော စ၊ သည်လည်းကောင်း။ ကေသမဿုံ ကို။ ဩဟာရေတွာ၊ ကုန်၍။ ကာသာယာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ အစ္စ္စာဒေတွာ၊ ကုန်၍။ အဂါရသ္မာ၊ မှ။ နိက္ခမ္မ၊ ကုန်၍။ အနာဂါရိယံ၊ သို့။ ဝါ၊ကို။ ပဗ္ဗဇိသန္တိ၊ကပ်ရောက်နိုင်ကြကုန်တုံသေး၏။ ဝါ၊ကျင့်နိုင်ကြကုန်တုံသေး၏။ မယံ ပန၊ ငါတို့သည်ကား။ ဝါ၊ ငါတို့ကော။ ကိမင်္ဂံ၊ အဘယ်အကြောင်းကြောင့်။ န ပဗ္ဗဇိသာမ၊ မကပ်ရောက်နိုင်ဘဲရှိရကုန်အံ့နည်း။ ဝါ၊မကျင့်နိုင်ဘဲရှိရကုန်အံ့နည်း။”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ဘိက္ခုဝေ၊ တို့။ အထ-ပစ္စာ၊အကြံ ဖြစ်ပြီးရာကာလမှနောက်၌။ သော မဟာဇနကာယော၊ သည်။ စတုရာသီတိပါဏ သဟဿာနိ၊ တို့သည်။ ဗန္ဓုမတိယာ၊ သော။ ရာဇဓာနိယာ၊မှ။ နိက္ခမိတ္တာ၊ကုန်၍။ ယေန-ဌာနေန၊ ၌။ ခေမော၊သော။ မိဂဒါယော၊ သည်။ အတ္ထိ၊ ဧ၊ ယေန- ဌာနေန၊ အကြင်တစ်စိတ်သောအရပ်၌။ ဝိပဿီ၊သော။ အရဟံ၊သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ အတ္ထိ၊ ဧ၊ တေန-ဌာနေန၊ :ထိုမိဂဒါယုံတော၊ ဝိပဿီ မြတ်စွာဘုရားရှိတော်မူရာအရပ်သို့။ ဥပသင်္ကမိ၊ သူ၊ ကုန်ပြီ။ ဥပသင်္ကမိတွာ၊ ကုန်၍။

ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိ။ အဘိဝါ
ဒေတွာ၊ ကုန်၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိဿိဒိံ၊ သု၊ ကုန်ပြီ။

၉။ တေသံ-ပါဏာနံ၊ ထိုရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့အား။
ဝိပဿိံ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ အနုပုဗ္ဗိံ၊
သော။ ကထံ၊ ကိ။ ကထေသိ၊ ပြီ။ သေယျထိဒံ၊ နည်း။ ဒါနကထံ၊ ကိုလည်းကောင်း။
သီလကထံ၊ ကိုလည်းကောင်း။ သဂ္ဂကထံ၊ ကိုလည်းကောင်း။ ကာမာနံ၊ တို့၏။
အာဒိနဝံ၊ ကိုလည်းကောင်း။ ဩကာရံ၊ ကိုလည်းကောင်း။ သံကိလေသံ၊ ကိုလည်း
ကောင်း။ ကထေသိ၊ ပြီ။ နေက္ခမ္မေ၊ ဌ။ အာနိသံသံ၊ ကိ။ ပကာသေသိ၊ ပြီ။ ယဒါ၊ ဌ။
ဘဂဝါ၊ သည်။ တေ-ပါဏော၊ ထိုရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့ကို။
ကလ္လစိတ္တေ၊ တို့ကိုလည်းကောင်း။ မုဒုစိတ္တေ၊ တို့ကိုလည်းကောင်း။ ဝိနိဝရဏစိတ္တေ၊
တို့ကိုလည်းကောင်း။ ဥဒဂ္ဂစိတ္တေ၊ တို့ကိုလည်းကောင်း။ ပသန္ဓစိတ္တေ၊ တို့ကိုလည်း
ကောင်း။ အညာသိ၊ မူပြီ။ အထ-တသ္မိံ၊ ကာလေ၊ ဌ။ မုဒ္ဓါနံ၊ တို့အား။ ဝါ၊ တို့၏။
သာမုက္ကံသိကာ၊ သော။ ယာ ဓမ္မဒေသနာ၊ သည်။ အတ္ထိ၊ ၎င်း။ တံ-ဓမ္မဒေသနံ၊ ကိ။
ပကာသေသိ၊ မူပြီ။ ဒုက္ခံ၊ ကိုလည်းကောင်း။ သမုဒယံ၊ ကိုလည်းကောင်း။ နိရောဓံ၊
ကိုလည်းကောင်း။ မဂ္ဂံ၊ ကိုလည်းကောင်း။ ပကာသေသိ၊ မူပြီ။ သေယျထာပိ နာမ၊
မည်သည်။ အပဂတကာဠကံ၊ သော။ အပဂတကာဠကံ၊ ကြောင့်။ သုဒ္ဓံ၊ သော။ ဝတ္ထံ၊
သည်။ သမ္မဒေဝ၊ သာလျှင်။ ရဇနံ၊ ကိ။ ပဋိဂ္ဂဏေယျ သေယျထာပိ၊ ကဲ့သို့။ ဧဝမေဝ၊
သာလျှင်။ တေသံ စတုရသီတိပါဏသဟဿာနံ၊ တို့အား။ တသ္မိံ ယေဝ အာသနေ၊
ဌသာလျှင်။ ဝိရဇံ၊ သော။ ဝိတမလံ၊ သော။ ဓမ္မစက္ခု၊ သည်။ ဥဒပါဒါ၊ ပြီ။ ကိံ၊ သို့။
ဥဒပါဒါ နည်း။ “ယံကိဋ္ဌိ၊ သည်။ သမုဒယဓမ္မံ၊ ၎င်း။ တံ သဗ္ဗံ၊ သည်။ နိရောဓဓမ္မံ၊ ၎င်း။”
ဣတိ၊ သို့ ဥဒပါဒါ၊ ပြီ။

၁၀။ တေ-ပါဏာ၊ ထိုရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့သည်။ ဒိဋ္ဌ
ဓမ္မာ၊ ကုန်သည်လည်းကောင်း။ ပတ္တဓမ္မာ၊ ကုန်သည်လည်းကောင်း။ ဝိဒိတဓမ္မာ၊
ကုန်သည်လည်းကောင်း။ ပရိယောဂါဠဓမ္မာ၊ ကုန်သည်လည်းကောင်း။ တိဏ္ဍဝိစိ
ကိစ္ဆာ၊ ကုန်သည်လည်းကောင်း။ ဝိဂတကထံကထာ၊ ကုန်သည်လည်းကောင်း။ သတ္ထု၊
၏။ သာသနေ၊ ဌ။ ဧဝသာရဇ္ဇပုတ္တာ၊ ကုန်သည်လည်းကောင်း။ အပရပ္ပစ္စယာ၊ ကုန်သည်
လည်းကောင်း။ ဟုတွာ၊ ကုန်၍။ ဝိပဿိံ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊
သော။ ဘဂဝန္တံ၊ ကိ။ ဧတံ-ဝစနံ၊ ကိ။ အဝေါစံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစံ၊
နည်း။ “ဘန္တေ၊ ရား။ အဘိက္ကန္တံ၊ စွ။ ဘန္တေ၊ ရား။ အဘိက္ကန္တံ၊ စွ။ ဘန္တေ၊ ရား။
သေယျထာပိ၊ မည်သည်။ (ကောစိ၊ သော။ ပုရိသော၊ သည်။) နိတ္တုဇ္ဇိတံ၊ ကိ။
ဥတ္တုဇ္ဇေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ပဋိစ္ဆန္တံ၊ ကိ။ ဝိဝရေယျ
သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ မုဠယ၊ အား။ မဂ္ဂံ၊ ကိ။ အာစိက္ခယံ၊
သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ “စက္ခုမန္တော၊ ကုန်သော။ ပုရိသာ၊
တို့သည်။ ရူပါနိ၊ တို့ကို။ ဒက္ခိန္တံ၊ ကုန်လိမ့်လတ္တံ့။” ဣတိ-မနသိကတွာ၊ ၍။ အဗ္ဗ
ကာရေ၊ ဌ။ တေလပဇ္ဇောတံ၊ ကိ။ ဓာရေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။
ဧဝမေဝ၊ သာလျှင်။ ဘဂဝတာ၊ သည်။ အနေကပရိယာယေန၊ မြင့်။ ဓမ္မော၊ ကိ။

ပုကာသိကော၊ အပ်ပါပြီ။ စေတမယံတို့သည်။ ဘဂဝန္တံကို။ သရဏံဟူ၍၊ ဂစ္ဆာမ၊ ပါကုန်၏။ ဓမ္မဉ္စကိုလည်း။ သရဏံဟူ၍၊ ဂစ္ဆာမ၊ ပါကုန်၏။ ဘန္တေ၊ ရား။ မယံတို့သည်။ ဘဂဝတော၊ န်။ သန္တိကော၊ ဌ။ ပဗ္ဗဇ္ဇံကို။ လဘောယျာမ၊ ပါကုန်၏။ ဥပသမ္ပဒံကို။ လဘောယျာမ၊ ပါကုန်၏။ ဣတိ သို့။ အဝေါစုံကုန်ပြီ။

၈၁။ ဘိက္ခုဝေတို့။ တာနိ စတုရာသီတိပါဏသဟယံာနိ၊ ထိုရှစ်သောင်းလေးထောင်သောသတ္တဝါတို့သည်။ ဝိပဿိယာသော၊ အရဟတောသော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ န်။ သန္တိကော၊ ဌ။ ပဗ္ဗဇ္ဇံကို။ အလတ္ထံ၊ ကုန်ပြီ။ ဥပသမ္ပဒံကို။ အလတ္ထံ၊ ကုန်ပြီ။ တေ-ဘိက္ခု၊ ထိုရှစ်သောင်းလေးထောင်သောရဟန်းတို့ကို။ ဝိပဿိယော၊ အရဟံသော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဇနိယာသော၊ ကထာယ၊ ဖြင့်။ သန္တသေသိ၊ ပြီ။ သမာဒါပေသိ၊ ပြီ။ သမုတ္တေဇေသိ၊ ပြီ။ သမ္ပဟံသေသိ၊ ပြီ။ သင်္ခါရာနံတို့၏။ အာဒိနဝံ၊ ကိုလည်းကောင်း။ ဩကာရံ၊ ကိုလည်းကောင်း။ သံကိလေသံ၊ ကိုလည်းကောင်း။ နိဗ္ဗာနေ၊ ဌ။ အာနိသံသံ၊ ကိုလည်းကောင်း။ ပကာသေသိ၊ ပြီ။ တေသံ-ဘိက္ခုနံ၊ တို့အား။ ဝါ၊ တို့၏။ ဝါ၊ တို့ကို။ ဝိပဿိနာ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓေန၊ သော။ အဝဇာတိ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္တသိယမာနာနံ၊ အပ်ကုန်စဉ်။ သမာဒါဝိယမာနာနံ၊ ကုန်စဉ်။ သမုတ္တေဇိယမာနာနံ၊ ကုန်စဉ်။ သမ္ပဟံသိယမာနာနံ၊ ကုန်စဉ်။ နဝိရဇေသဝ၊ ဓိသဝလျှင်။ ဗိတ္တာနိတို့သည်။ အနုပါဒါယ၊ ကုန်၍။ အာသဝေတိ၊ တို့မှ။ ဝိမုစ္စိသု၊ ကုန်ပြီ။ [သုံးနည်းကုန်အောင် ပေးရမည်။]

ပုရိမပဗ္ဗဇိတာနံ ဓမ္မာဘိသမယ

၈၂။ ဘိက္ခုဝေ တို့။ ပုရိမာနိ၊ ကုန်သော။ တာနိ စတုရာသီတိပဗ္ဗဇိတသဟယံာနိ၊ တို့သည်။ အသောသံ၊ ကုန်ပြီ။ ကိံ၊ သို့။ အသောသံ၊ နည်း?။ “ဝိပဿိသော။ အရဟံသော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဗန္ဓုမတိံ၊ သော။ ရာဇောနိံ၊ သို့။ အနုပုတ္တော၊ သည်။ ဟုတွာ၍။ ခေမေ၊ သော။ မိဂဒါယော၊ ဌ။ ဝိဟရတိ၊ ကိရ၊ နေတော်မူသတတ်။ ဝါ၊ တဲ့။ ဓမ္မံ စ၊ ကိုလည်း။ ဒေသေတိ၊ ကိရ၊ မူသတတ်။ ဝါ၊ သတဲ့”။ ဣတိ၊ သို့။ အသောသံ၊ ခေါ၊ ကုန်ပြီးသည်သာ။ ဘိက္ခုဝေတို့။ အထ-ပစ္စာ၊ ကြားသိပြီးရာ ကာလမှနောက်၌။ တာနိ စတုရာသီတိပဗ္ဗဇိတသဟယံာနိ၊ တို့သည်။ ယေန-ဌာနေနာ၊ ဌ။ ဗန္ဓုမတိံ၊ သော။ ရာဇောနိံ၊ သည်။ အတ္ထိ၊ န်။ ယေန-ဌာနေနာ၊ အကြင်တစ်ဝိသောအရပ်၌။ ခေမော၊ သော။ မိဂဒါယော၊ သည်။ အတ္ထိ၊ န်။ ယေန-ဌာနေနာ၊ အကြင်တစ်ဝိသောအရပ်၌။ ဝိပဿိသော။ အရဟံသော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ အတ္ထိ၊ န်။ တေန-ဌာနေနာ၊ ထိုဗန္ဓုမတိံပြည်၊ ခေမအမည်ရှိသော မိဂဒါယံတော၊ ဝိပဿိမြတ်စွာဘုရားရှိတော်မူရာအရပ်သို့။ ဥပသကံမိံသု၊ ကုန်၏။ ဥပသကံမိတွာ၊ ကုန်၍။ [နည်းစုံအောင်ပေး။] ဝိပဿိသော။ အရဟန္တံသော။ သမ္မာသမ္ဗုဒ္ဓံသော။ ဘဂဝန္တံကို။ အဘိဝါ-ဒေတွာ၊ ကုန်ပြီး၍။ ကေမန္တံအောင်။ ဝါ၊ ဌ။ နိသိဒိံသု၊ ကုန်ပြီ။

၈၃။ တေသံ- စတုရာသီတိပဗ္ဗဇိတသဟဿာနံ၊ တို့အား။ ဝိပဿီ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ အနုပုဗ္ဗိ၊ သော။ ကထံ၊ ကို။ ကထေသိ၊ ပြီ။ သေယျထိဒံ၊ နည်း။ [နည်းစုံအောင်ပေး။] ဒါနကထံ၊ ကိုလည်းကောင်း။ သီလကထံ၊ ကိုလည်းကောင်း။ သဂ္ဂကထံ၊ ကိုလည်းကောင်း။ ကာမာနံ၊ တို့၏အာဒိနဝံ၊ ကိုလည်းကောင်း။ ဩကာရံ၊ ကိုလည်းကောင်း။ သံကိလေသံ၊ ကိုလည်းကောင်း။ ကထေသိ၊ ပြီ။ နေက္ခမ္မော၊ အာနိသံသံ၊ ကို။ ပကာသေသိ၊ ပြီ။ ယဒါ၊ ဤ။ ဘဂဝါ၊ သည်။ တေ-ပဗ္ဗဇိတေ၊ တို့ကို။ ကလ္လစိတ္တေ၊ တို့ကိုလည်းကောင်း။ မုဒုစိတ္တေ၊ တို့ကိုလည်းကောင်း။ ဝိနိဝရဏစိတ္တေ၊ တို့ကိုလည်းကောင်း။ ဥဒဂ္ဂစိတ္တေ၊ တို့ကိုလည်းကောင်း။ ပသန္တစိတ္တေ၊ တို့ကိုလည်းကောင်း။ အညာသိ၊ မူပြီ။ [သုံးနည်းပေး။] အထ-တသ္မိကာလေ၊ သိတော်မူရာ ထိုအခါ၌။ ဗုဒ္ဓါနံ၊ တို့အား။ ဝါ၊ တို့၏။ သာမုက္ကံ သိကာ၊ သော။ ယာ ဓမ္မဒေသနာ၊ သည်။ အတ္ထိ၊ ၏။ တံ-ဓမ္မဒေသနံ၊ ကို။ ပကာသေသိ၊ မူပြီ။ ဒုက္ကံ၊ ဒုက္ခသစ္စာကိုလည်းကောင်း။ သမုဒယံ၊ သမုဒယသစ္စာကိုလည်းကောင်း။ နိရောဓံ၊ ကိုလည်းကောင်း။ မဂ္ဂံ၊ ကိုလည်းကောင်း။ ပကာသေသိ၊ ပြီ။ သေယျထာပိနာမ၊ မည်သည်။ အပဂတကာဠကံ၊ သော။ အပဂတကာဠကံ၊ ကြောင့်။ သုဒ္ဓံ၊ သော။ ဝတ္ထံ၊ သည်။ သမ္မဒေဝ၊ သာလျှင်။ ရဇနံ၊ ကို။ ပဋိဂ္ဂဏေယျ-သေယျထာပိ၊ သကဲ့သို့။ ဝေမေဝ၊ သာလျှင်။ တေသံ-စတုရာသီတိပဗ္ဗဇိတသဟဿာနံ၊ တို့အား။ တသ္မိယေဝ အာသနေ၊ ထိုတရားနာရာအရပ်၌သာလျှင်။ ဝိရဇံ၊ သော။ ဝိတမလံ၊ သော။ ဓမ္မစက္ခု၊ သည်းဥဒပါဒါ၊ ပြီ။ ကိံ၊ သို့။ ဥဒပါဒါနည်း။ “ယံကိဉ္စ၊ သည်။ သမုဒယဓမ္မံ ရှိ၏။ တံ သဗ္ဗံ၊ သည်။ နိရောဓဓမ္မံ ရှိ၏။”။ ဣတိ၊ သို့။ ဥဒပါဒါ၊ ပြီ။

၈၄။ တေ-ပဗ္ဗဇိတာ၊ ထိုရှစ်သောင်းလေးထောင်သော ရဟန်းတို့သည်။ ဒိဋ္ဌိဓမ္မာ၊ ကုန်သည်။ ပတ္တဓမ္မာ၊ ကုန်သည်။ ဝိဒိတဓမ္မာ၊ ကုန်သည်။ ပရိယောဂါဠဓမ္မာ၊ ကုန်သည်။ တိတ္ထဝိစိကိစ္ဆာ၊ ကုန်သည်။ ဝိဂတကထံကထာ၊ ကုန်သည်။ သတ္ထု၊ ၏။ သာသနေ၊ ၌။ ဝေသာရဇ္ဇပုတ္တာ၊ ကုန်သည်။ အပရပွစ္စယာ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝိပဿီ၊ သော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကိုးဝေတံ-ဝစနံ၊ ကို။ အဝေဝါစုံ၊ ကုန်ပြီ။ [လေးနည်းပေး။] ကိံ၊ သို့။ အဝေဝါစုံ၊ ကုန်သနည်း။ “ဘန္တေ၊ ရား။ အဘိက္ကန္တံ၊ စ။ ဘန္တေ၊ ရား။ အဘိက္ကန္တံ၊ စ။ [ဤအဘိက္ကန္တံဘန္တေ-ကို ပေးခဲ့ပြီးသော သာမညဖလသုတ်၏အဆုံး၌ ကြည့်လော။] ဘန္တေ၊ ရား။ သေယျထာပိ၊ မည်သည်။ (ကောစိ၊ သော။ ပုရိသော၊ သည်။) နိတ္တုဇ္ဇိတံ၊ ကို။ ဥက္ကုဇ္ဇေယျသေယျထာပိဝါ၊ ကဲ့သို့သော်လည်းကောင်း။ ပဋိစ္စန္တံ၊ ကို။ ဝိဝရေယျသေယျထာပိဝါ၊ ကဲ့သို့သော်လည်းကောင်း။ မုဠံ၊ အား။ မဂ္ဂံ၊ ကို။ အာစိက္ခေယျသေယျထာပိဝါ၊ ကဲ့သို့သော်လည်းကောင်း။ “စက္ခုမန္တော၊ ကုန်သော။ ပုရိသာ၊ တို့သည်။ ရူပါနိ၊ တို့ကို။ ဒတ္တိန္တံ၊ ကုန်လိမ့်လတ္တံ့။”။ ဣတိ-မနသိကတွာ၊ ၍။ အန္ဓကာရော၊ ၌။ တေလပဇ္ဇောတံ၊ ကို။ ဓာရေယျသေယျထာပိ ဝါ၊ ကဲ့သို့သော်လည်းကောင်း။ ဝေမေဝ၊ သာလျှင်။ ဘဂဝတာ၊ သည်။ အနေကပရိယာယေန၊ ဖြင့်။ ဓမ္မော၊ ကိုး။ ပကာသိတော၊ အပ်ပါပြီ။ ဘန္တေ၊ ရား။ ဧတေ မယံ၊ တို့သည်။ ဘဂဝန္တံ၊ ကိုး။ သရဏံ၊ ဟူ၍။ ဝစ္ဆာမ၊ ကုန်၏။ ဓမ္မံ၊ ကိုလည်း။ သရဏံ၊ ဟူ၍။ ဝစ္ဆာမ၊ ကုန်၏။ ဘိက္ခုသံသံ၊ ကို

လည်း။ သရဏံ၊ ဟူ၍၊ ဝိစ္စာမ၊ ကုန်၏။ ဘန္တေ၊ ရား။ မယံ၊ တို့သည်။ ဘဂဝတော၊ ဤ။ သန္တိကော၊ ဤ။ ပဗ္ဗဇ္ဇံ၊ ကို။ လဘေယျာမ၊ ကုန်၏။ ဥပသမ္ပဒံ၊ ကို။ လဘေယျာမ၊ ကုန်၏။
ဣတိ၊ သို့။ အဝေ၊ ဝါ။ ကုန်ပြီ။

၈၅။ ဘိက္ခဝေ၊ တို့။ တာနိ၊ စတုရသီတိပဗ္ဗဇိတသဟာသိသာနိ၊ တို့သည်။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ဤ။ သန္တိကော၊ ဤ။ ပဗ္ဗဇ္ဇံ၊ ကို။ အသတ္ထံ၊ ကုန်ပြီ။ ဥပသမ္ပဒံ၊ ကို။ အလတ္ထံ၊ ကုန်ပြီ။ တေ-ပဗ္ဗဇိတေ၊ တို့ကို။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေ၊ သော။ ဘဂဝါ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္တဿိ၊ သိ၊ ပြီ။ သမာဒါပေသိ၊ ပြီ။ သမုတ္တေဇေသိ၊ ပြီ။ သမ္ပဟံသေသိ၊ ပြီ။ သင်္ခါရာနံ၊ တို့၏။ အာဒိနဝံ၊ ကိုလည်းကောင်း။ ဩကာရံ၊ ကိုလည်းကောင်း။ သံကိလေသံ၊ ကိုလည်းကောင်း။ နိဗ္ဗာနေ၊ ဤ။ အာနိသံသံ၊ ကိုလည်းကောင်း။ ပကာသေသိ၊ ပြီ။ တေသံ-ပဗ္ဗဇိတာနံ၊ ထိုရှစ်သောင်းလေးထောင်သော ရဟန်းတို့အား။ ဝါ၊ တို့၏။ ဝါ၊ တို့ကို။ ဝိပဿိနာ၊ သော။ အရဟတာ၊ သော။ သမ္မာသမ္ဗုဒ္ဓေန၊ သော။ ဘဂဝတာ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္တဿိယမာနာနံ၊ အပ်ကုန်စဉ်။ သမာဒါဝိယမာနာနံ၊ ကုန်စဉ်။ သမုတ္တေဇိယမာနာနံ၊ ကုန်စဉ်။ သမ္ပဟံသိယမာနာနံ၊ ကုန်စဉ်။ နစိရဿေဝ၊ မိသာလျှင်။ စိတ္တာနိ၊ တို့သည်။ အနုပါဒါယ၊ ကုန်မူ၍။ အာသဝေတိ၊ တို့မှ။ ဝိပုဗ္ဗိံ၊ သု၊ ကုန်ပြီ။

စာရိကာ အနုဇာနန

၈၆။ ဘိက္ခဝေ၊ တို့။ (ယေန သမယေန၊ ဤ။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေ၊ သော။ ဘဂဝါ၊ သည်။ ဗန္ဓုမတိယာ၊ သော။ ရာဇဓာနိယာ၊ ဤ။ ဝိဟရတိ၊ မူ၏။) တေန ခေါ ပန သမယေန၊ ဝိပဿိမြတ်စွာဘုရား၏ ဗန္ဓုမတိပြည်ဝယ် နေတော်မူရာ ထိုအခါ၌။ ဗန္ဓုမတိယာ၊ သော။ ရာဇဓာနိယာ၊ ဤ။ မဟာ၊ သော။ ဘိက္ခုသံဃော၊ သည်။ အဋ္ဌသဋ္ဌိဘိက္ခုသတသဟာသံ၊ တသိန်းခြောက်သောင်းရှစ်ထောင်သော ရဟန်းအပေါင်းသည်။ ပဋိဝသတိ၊ နေ၏။ ဘိက္ခဝေ၊ တို့။ အထ-တသ္မိံ၊ ကာလေ၊ များစွာသော ရဟန်းအပေါင်း၏ ဗန္ဓုမတိပြည်ဝယ်နေကြရာ ထိုအခါ၌။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ အား။ ဝါ၊ ၏။ ဝါ၊ သည်။ ရဟောဂတဿ၊ စဉ်။ ပဋိသလ္လိနဿ၊ မူစဉ်။ စေတသော၊ ၏။ ပရိဝိတက္ကော၊ သည်။ ဝေ၊ သို့။ ဥဒပါဒါ၊ မူပြီ။ ကိံ၊ သို့။ ဥဒပါဒါ၊ နည်း။ “တေရဟိ၊ ဤ။ မဟာ၊ သော။ ဘိက္ခုသံဃော၊ သည်။ အဋ္ဌသဋ္ဌိ ဘိက္ခုသတသဟာသံ၊ သည်။ ဗန္ဓုမတိယာ၊ သော။ ရာဇဓာနိယာ၊ ဤ။ ပဋိဝသတိ၊ ၏။ အဟံ၊ ငါဘုရားသည်။ ဘိက္ခု၊ တို့ကို။ အနုဇာနေယျံ၊ ခွင့်ပြုတော်မူရပါမူကား။ ယန္တု၊ နှ။ စွ။ ဝါ၊ ရာ၏။ ကိံ၊ သို့။ အနုဇာနေယျံ၊ ခွင့်ပြုတော်မူရာသနည်း။ “ဘိက္ခဝေ၊ တို့။ တုမော၊ တို့သည်။ ဗဟုဇနဟိတာယ၊ များစွာသော လူအပေါင်း၏ အစီးအပွားကို ပြုခြင်းငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ များစွာသော လူအပေါင်း၏ ချမ်းသာကို ပြုခြင်းငှါလည်းကောင်း။ လောကာနုကမ္မာယ၊ သတ္တသောကကို အစဉ်သနားစောင့်ရှောက်ချီးမြှောက်ထောက်

ပုံခြင်းငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္တဝယ၊ နိဗ္ဗာန်အကျိုးငှါလည်းကောင်း။ ဟိတာယ၊ ဖိုလ်အကျိုးငှါဖြစ်သော မဂ်အကျိုးငှါလည်းကောင်း။ သုခါယ၊ ဖလသမာပတ္တိချမ်းသာအကျိုးငှါလည်းကောင်း။ စာရိကံ၊ ကို။ ဝါ၊ ငှါ။ ဝါ၊ သို့။ စရထ၊ ကုန်လော့။ ဧကေန၊ တကြောင်းတည်းသော။ မဂ္ဂေန၊ ခရီးဖြင့်။ ခွေနှစ်ယောက်ကုန်သော။ တုမော၊ တို့သည်။ မာ အဂဓိတ္ထ၊ အဘယ်ကာလမှ မသွားကြပါကုန်လင့်။ ဘိက္ခဝေ၊ တို့။ တုမော၊ တို့သည်။ အာဒိကလျာဏံ၊ သော။ မဇ္ဈကလျာဏံ၊ သော။ ပရိယောသာနကလျာဏံ၊ သော။ သာတ္ထံ၊ သော။ သဗျဉ္ဇနံ၊ သော။ ကေဝလပရိပုဏ္ဏံ၊ သော။ ပရိသုဒ္ဓံ၊ သော။ ဓမ္မံ၊ ကို။ ဒေသေန္တာ၊ ကုန်သည်ရှိသော်။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ဖြစ်၍ဖြစ်သော ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာကို။ ဝါ၊ မြတ်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကတို့၏အကျင့်ဖြစ်သော ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာကို။ ဝါ၊ မြတ်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့သည် ကျင့်အပ်သော ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာကို။ ပကာသေထ၊ ထင်စွာပြုကြကုန်လော့။ အပ္ပရဇက္ခဇာတိကာ၊ ကုန်သော။ သတ္တံ၊ တို့သည်။ သန္တိ၊ ကုန်၏။ (တေ သတ္တံ၊ တို့သည်။) ဓမ္မဿ၊ ပရိယတ္တိ၊ ပဋိပတ္တိ တရားတော်ကို။ အဿဝနတာ၊ မကြားနာရခြင်းကြောင့်။ ဓမ္မဿ၊ ပဋိဝေဓတရားမှ။ ပရိဟာယန္တိ၊ ဆုတ်ယုတ်ရှာကြရကုန်၏။ ဓမ္မဿ၊ ကို။ အညာတာရော၊ ကုန်သော။ သတ္တံ၊ တို့သည်။ ဘဝိယန္တိ၊ ကုန်လိမ့်လတ္တံ့။ အပိစ၊ ထိုသို့ပင် လှည့်လည်ကြပါ ကုန်သော်လည်း။ (တုမောဟိ၊ တို့သည်။) ဆန္တံ ဆန္တံ ဝဿာနံ၊ ခြောက်နှစ်တို့၏ ခြောက်နှစ်တို့၏။ အစ္စယေန၊ လွန်ရာအခါ၌။ ပါတိမောက္ခုဒ္ဓေသာယ၊ ပါတိမောက်ကို ရွတ်ဆိုခြင်းငှါ။ ဝါ၊ ပါတိမောက်ကို ပြုခြင်းငှါ။ ဗန္ဓုမတိ၊ သော။ ရာဇဓာနိ၊ သို့။ ဥပသင်္ဂမိတဗ္ဗာ၊ ချဉ်းကပ်အပ်၏။ ဝါ၊ ချဉ်းကပ်ကြရမည်။ ဣတိ၊ သို့။ အနုဇာနေယျံ၊ မူကား။ ယန္ဓုန၊ စွ။ ဝါ၊ ရာဇ်။ ဣတိ-ဝေံ၊ သို့။ ဥပပါဒါ၊ ပြီ။

၇၇။ ဘိက္ခဝေ၊ တို့။ အထ-ပန္နံ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ အညတရော၊ သော။ မဟာဗြဟ္မာ၊ သံည်။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ စေတောပရိဝိတက္ကံ၊ စိတ်၏အကြံတော်ကို။ စေတသာ၊ မိမိစိတ်ဖြင့်။ အညာယ၊ ၍။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ သေယျံထာဝိ နာမ၊ မည်သည်။ ဗလဝါ၊ အားရှိသော။ ပုရိသော၊ သည်။ သမဉ္ဇိတံ၊ ကောင်းစွာဆွဲအပ်ပြီးသော။ ဝါ၊ ကောင်းစွာကွေးအပ်ပြီးသော။ ဗာဟံ၊ မောင်းကို။ ပသာရေယျသေယျံထာဝိဝါ၊ ဆန့်တန်းရာသကဲ့သို့ သော်လည်း ကောင်း။ ပသာရိတံ၊ သော။ ဗာဟံ၊ ကို။ သမဉ္ဇေယျံ သေယျံထာဝိဝါ၊ ကောင်းစွာ ဆွဲရာသကဲ့သို့ သော်လည်း ကောင်း။ ဝေမေဝ၊ သာလျှင်။ ဗြဟ္မလောကေ၊ ၌။ အန္တရဟိတော၊ ကွယ်ပျောက်သည်။ ဟုတ္တာ၊ ၍။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓံဿ၊ သော။ ဘဂဝတော၊ ၏။ ပူရတော၊ ရွှေတော်မှောက်၌။ ပါတု ရဟောသိ၊

ထင်ရှားဖြစ်ပြီ။ ဘိက္ခုဝေ၊ တို့။ အထ-တသ္မိကာလေ၊ မဟာမြဟ္တာ၏ ဝိပဿီ မြတ်စွာဘုရား၏ ရှေ့တော်မှောက်သို့ ဆိုက်ရောက်လာရာ ထိုအခါ၌။ သော မဟာမြဟ္တာ၊ သည်။ ဥတ္တရာသင်္ဂံ၊ အထက်သတ်မှတ် ပခုံးရပ်၌ ငြိကပ်တင်လွှမ်းအပ် သော ကိုယ်ဝတ်စုံလျားကို။ ဧကံသံ၊ လက်ဝဲတဘက် ပခုံးထက်၌။ ကရိတွာ၊ ထား၍။ တနည်း-ဧကံသံ ကရိတွာ၊ လက်ကန်တော့ထိုး၍။ ယေန-ဌာနေနာ၌။ ဝိပဿီ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေနာသို့။ အဉ္စလိ၊ ရှိသေဆည်းကပ် ကျင့်ဝတ်မြတ်ကို ပြတတ်သောလက်အုပ်ကို။ ပဏာမေတွာ၊ ညွတ်စေ၍။ တနည်း-အဉ္စလိ၊ ပဏာမေတွာ၊ လက်အုပ်ချီ၍။ ဝိပဿီ၊ သော။ အရ ဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ လျှောက် ပြီ။ ကိ၊ သို့။ အဝေါစ၊ နည်း။ ‘ဘဂဝါ၊ မြတ်စွာဘုရား။ ဧတံ-ပရိဝိတက္ကနံ၊ ဤသို့ကြံ တော်မူခြင်းသည်။ ဧဝံ၊ ဤသို့ကြံတော်မူသည့်အတိုင်း မှန်လှပါ၏။ သုဝတ၊ ကောင်း သောစကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရား။ ဧတံ-ပရိဝိတက္ကနံ၊ ဤအကြံသည်။ ဧဝံ၊ ပါ၏။ ဘန္တေ၊ ရား။ တေရဟိ၊ ၌။ မဟာ၊ သော။ ဘိက္ခုသံ၊ သော။ သည်။ အဋ္ဌသဋ္ဌိ ဘိက္ခုသတသဟသံ၊ သည်။ ဗန္ဓုမတိယာ၊ သော။ ရာဇောနိယာ၊ ၌။ ပဋိဝသတိ၊ ပါ၏။ ဘန္တေ၊ ရား။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အနုဇာနာတု၊ ခွင့်ပြုတော်မူပါလော့။ ကိ၊ သို့။ အနုဇာနာတု၊ ရာသနည်း။ ‘ဘိက္ခုဝေ၊ တို့။ တုမှေ၊ တို့သည်။ ဗဟုဇနဟိတာယ၊ ငှါလည်း ကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္ပာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါ ယ၊ ငှါလည်းကောင်း။ စာရိကံ၊ ကို။ ဝါ၊ ငှါ။ ဝါ၊ သို့။ စရထ၊ ကုန်လော့။ ဧကေန၊ သော။ မဂ္ဂေန၊ ဖြင့်။ ဒွေ၊ ကုန်သော။ တုမှေ၊ တို့သည်။ မာ အဝမိတ္ထ၊ ကုန်လင့်။ ဘိက္ခုဝေ၊ တို့။ တုမှေ၊ တို့သည်။ အာဒိကလျာဏံ၊ သော။ မဇ္ဈေကလျာဏံ၊ သော။ ပရိယောသာနကလျာဏံ၊ သော။ သာတ္ထံ၊ သော။ သမုဗ္ဗိနံ၊ သော။ ကေဝလပရိပုဏ္ဏံ၊ သော။ ပရိသုဒ္ဓံ၊ သော။ ဓမ္မံ၊ ကို။ ဒေသေထ၊ ကုန်လော့။ အာဒိကလျာဏံ၊ သော။ မဇ္ဈေကလျာဏံ၊ သော။ ပရိယော သာနကလျာဏံ၊ သော။ သာတ္ထံ၊ သော။ သမုဗ္ဗိနံ၊ သော။ ကေဝလပရိပုဏ္ဏံ၊ သော။ ပရိ သုဒ္ဓံ၊ သော။ ဓမ္မံ၊ ကို။ ဒေသေန္တာ၊ ကုန်သည်ရှိသော်။ မြဟ္မစရိယံ၊ ကို။ ပကာသေထ၊ ကုန်လော့။ အပ္ပရဇကုဇာတိကာ၊ ကုန်သော။ သတ္တံ၊ တို့သည်။ ဓမ္မဿ၊ ကို။ အဿဝန တာ၊ ကြောင့်။ ဓမ္မဿံ၊ မှ။ ပရိဟာယန္တိ၊ ကုန်၏။ ဓမ္မဿံ၊ ကို။ အညာတာရော၊ ကုန်သော။ သတ္တံ၊ တို့သည်။ ဘဝိယန္တိ၊ ကုန်လိမ့်လတ္တံ့။ ။ ဣတိ၊ သို့။ အနုဇာနာတု၊ လော့။ ဘန္တေ၊ ရား။ အဝိစ၊ ထိုသို့ပင်လှည့်လည်ကြပါကုန်သော်လည်း။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ အမှေသု၊ အကျွန်ုပ်တို့သည်။ ကရောန္တေသု၊ ပြုပါကုန်သည်ရှိသော်။ ဘိက္ခု၊ တို့သည်။ ဆန္တံ၊ ဆန္တံ၊ ဝဿာနံ၊ တို့၏။ အစ္စယေန၊ ၌။ ပါတိမောက္ခ၊ ဒွေသာယ၊ ငှါ။ ဗန္ဓုမတိ၊ သော။ ရာဇောနိ၊ သို့။ ဥပသင်္ဂမိယန္တိ၊ ချဉ်းကပ်ကြပါကုန်လိမ့်လတ္တံ့။ တထာ၊ ထိုရဟန်းတို့၏ ခြောက်နှစ်တစ်ကြိမ် ပါတိမောက်ပြုခြင်းငှါ ချဉ်းကပ်လတ္တံ့နိုင် လောက်အောင်သော အခြင်းအရာအားဖြင့်။ မယံ၊ တို့သည်။ ကရိယာမ၊ ပြုလုပ်ကြပါ ကုန်အံ့’။ ။ ဣတိ၊ သို့။ အဝေါစ၊ လျှောက်ပြီ။ ဘိက္ခုဝေ၊ တို့။ သော မဟာမြဟ္တာ၊ သည်။ ဣဒံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ဣဒံ-ဝစနံ၊ ကို။ ဝတ္တံ၊ လျှောက်ပြီး၍။ ဝိပဿီ၊ သော။

၂၀

အရဟန္တံသော။ သမ္မာသမ္ဗုဒ္ဓံသော။ ဘဂဝန္တံကို။ အဘိဝါဒေတွာ၍။ ပဒက္ခိဏံကို။ ကတွာ၍။ တတ္ထေဝ-တသ္မိံ ဧဝံ ဌာနေ၊ ထိုရှေ့တော်မှောက်အရပ်၌သာလျှင်။ အန္တရ ဓာယိ၊ ကွယ်ပျောက်ပြီ။

၈၈။ ဘိက္ခဝေ၊ ထို့။ အထ-တသ္မိံ ကာလေ၊ မဟာမြဟ္တာ၏ ကွယ်ပျောက်သွားရာ ထိုအခါ၌။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ သာယန္တသမယံ၊ နေ့၏နောက်ဆုံးဖြစ်သောအခါ၌။ ဝါ၊ ညနေချမ်းအခါ၌။ ပဋိသလ္လာ နာ၊ အာရုံများစွာ ဖဲကြဉ်ခွါ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိတပ်ရာမှ။ ဝုဋ္ဌိ တော၊ ထတော်မူပြီးသည်။ ဟုတွာ၍။ ဘိက္ခူ၊ တို့ကို။ အာမန္တေသိ၊ ပြီး၊ ကိံ၊ သို့။ အာမန္တေ သိ၊ နည်း?။ “ဘိက္ခဝေ၊ ထို့။ ဣဓဗျံ၊ နေ့၌။ မယံ၊ ဝါဘုရားအား။ ဝါ၊ ၏။ ဝါ၊ သည်။ ရဟောဂတဿ၊ ဆိတ်ငြိမ်ရာအရပ်သို့ကပ်ရောက်တော်မူစဉ်။ ပဋိသလ္လိနဿ၊ စဉ်။ စေတသော၊ ၏။ ပရိဝိတက္ကော၊ သည်။ ဧဝံ၊ သို့။ ဥဒပါဒါ၊ ပြီး၊ ကိံ၊ သို့။ ဥဒပါဒါ၊ နည်း?။ ‘ဧတရဟိ၊ ၌။ မဟာ၊ သော။ ဘိက္ခု၊ သံဃံ၊ သည်။ အဋ္ဌသဋ္ဌိ၊ ဘိက္ခု၊ သတသဟဿံ၊ သည်။ ဗန္ဓု၊ မတိယာ၊ သော။ ရာဇဓာနိယာ၊ ၌။ ပဋိဝသတိ၊ နေ့ခွဲ၏။ အဟံ၊ သည်။ ဘိက္ခူ၊ တို့ကို။ အနုဇာနေယျံ၊ မူကား။ ယန္တု၊ န၊ စ။ ဝါ၊ ရာ၏။ ကိံ၊ သို့။ အနုဇာနေယျံ၊ ရာသနည်း?။ ‘ဘိက္ခဝေ၊ ထို့။ တုမှေ၊ တို့သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝ မနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ စာရိကံ၊ ကို။ ဝါ၊ ငှါ။ ဝါ၊ သို့။ စရထ၊ ကုန်လော့။ ဧကေန၊ သော။ မဂ္ဂေန၊ ဖြင့်။ ဧဒါ၊ ကုန်သော။ တုမှေ၊ တို့သည်။ မာ အဂမိတ္ထ၊ ကုန်လင့်။ ဘိက္ခဝေ၊ ထို့။ တုမှေ၊ တို့သည်။ အာဒိကလျာဏံ၊ သော။ မဇ္ဈေကလျာဏံ၊ သော။ ပရိယောသာနကလျာဏံ၊ သော။ သာတ္ထံ၊ သော။ သဗျဉ္ဇနံ၊ သော။ ကေဝလပရိပုဏ္ဏံ၊ သော။ ပရိသုဒ္ဓံ၊ သော။ ဓမ္မံ၊ ကို။ ဒေသေထ၊ ကုန်လော့။ အာဒိကလျာဏံ၊ သော။ မဇ္ဈေကလျာဏံ၊ သော။ ပရိယော သာနကလျာဏံ၊ သော။ သာတ္ထံ၊ သော။ သဗျဉ္ဇနံ၊ သော။ ကေဝလပရိပုဏ္ဏံ၊ သော။ ပရိသုဒ္ဓံ၊ သော။ ဓမ္မံ၊ ကို။ ဒေသေန္တာ၊ ကုန်သည်ရှိသော်။ မြဟ္မစရိယံ၊ ကို။ ပကာသေထ၊ ပြကြကုန်လော့။ အပ္ပိရဇကံ၊ ဇာတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ သန္တိ၊ ကုန်၏။ (ဧတ သတ္တာ၊ တို့သည်။) ဓမ္မဿ၊ ကို။ အဿဝနတာ၊ ကြောင့်။ ဓမ္မဿ၊ မှ။ ပရိဟာယန္တိ၊ ကုန်၏။ ဓမ္မဿ၊ ကို။ အညာတာရော၊ ကုန်သော။ သတ္တာ၊ တို့သည်။ ဘဝိယန္တိ၊ ကုန်လိမ့် လတ္တံ့။ အဝိစ၊ ပါကုန်သော်လည်း။ တုမှေဟိ၊ တို့သည်။ ဆန္တံ၊ ဆန္တံ ဝဿာနံ၊ တို့၏။ အစွယေန၊ ၌။ ပါတိမောက္ခ၊ ရွေသာယ၊ ငှါ။ ဗန္ဓု၊ မတိ၊ သော။ ရာဇဓာနိ၊ သို့။ ဥပသက်မိ တဗ္ဗာ၊ အပ်၏။ ဝါ၊ ရမည်။ ဣတိ၊ သို့။ အနုဇာနေယျံ၊ မူကား။ ယန္တု၊ န၊ စ။ ဝါ၊ ရာ၏။”။ ဣတိ-ဧဝံ၊ သို့။ ဥဒပါဒါ၊ ပြီ။

ဘိက္ခဝေ၊ ထို့။ အထ-တသ္မိံ ကာလေ၊ အကြံဖြစ်တော်မူရာ ထိုအခါ၌။ အညတရော သော။ မဟာမြဟ္တာသည်။ မမာဝါဘုရား၏။ စေတောပရိဝိတက္ကံ၊ ကို။ စေတသာ၊ ဖြင့်။ အညာယ၊ ၍။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ သေယျံ၊ တာဝိ နာမ၊ မည်သည်။ ဗလဝါ၊ သော။

ပုရိသောသည။ သမဗ္ဗိတံသော။ ဗာဟံကို။ ပသာရေယျံ သေယျံထာပိ ဝါ။ ကဲ့သို့သော်
လည်းကောင်း။ ပသာရိတံ သော။ ဗာဟံကို။ သမဗ္ဗေယျံ သေယျံထာပိ ဝါ။ ကဲ့သို့
သော်လည်းကောင်း။ ဧဝမေဝသလျှင်။ မြဟ္မလောကေ ဌ။ အန္တရဟိတောသည။
ဟုတွာ၍။ မမာ၏။ ပုရတော၍ ရှေ့တော်မှောက်၌။ ပါတုရဟောသိပြီ။ ဘိက္ခဝေတို့။
အထ-တသ္မိံ ကာလေ ဌ။ သော မဟာမြဟ္မာသည။ ဥတ္တရာသင်္ဂံကို။ ကေသံ၌။
ကရိတွာ၍။ ယေန-ဌာနေနာ ဌ။ အဟံဝါဘုရားသည်။ အတ္ထိ၏။ တေန-ဌာနေနာ
သို့။ အဉ္စလိံ ကို။ ပဏာမေတွာ စေ၍။ မံ ကို။ ဧတံ-ဝစနံ ကို။ အဝေါစ
ပြီ။ ကိံ သို့။ အဝေါစ နည်း?။ “ဘဝဝါ ဘုရား။ ဧတံ-ပရိဝိတက္ကနံ
သည်။ ဧဝံ ပါ၏။ သုဂတာ ဘုရား။ ဧတံ-ပရိဝိတက္ကနံ သည်။ ဧဝံ ပါ၏။
ဘန္တေဘုရား။ ဧတရဟိံ၌။ မဟာသော။ ဘိက္ခုသံသော။ သည်။ အဋ္ဌသဗ္ဗိဘိက္ခု
သတသဟသံ သည်။ ဗန္ဓုမတိယာ သော။ ရာဇဓာနိယာ ဌ။ ပဋိဝသတိ ၏။
ဘန္တေ ဘုရား။ ဘဝဝါ သည်။ ဘိက္ခု။ တို့ကို။ အနုဇာနာတု လော့။ ကိံ သို့။
အနုဇာနာတု သနည်း?။ ‘ဘိက္ခဝေတို့။ တုမော တို့သည်။ ဗဟုဇနဟိတာယ၊ ငှါ
လည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်း
ကောင်း။ ဒေဝမနုဿာနံတို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်း
ကောင်း။ သုခါယ၊ ငှါလည်းကောင်း။ စာရိကံကို။ ဝါ၊ ငှါ။ ဝါ သို့။ စရထ။
ကုန်လော့။ ဧကေနသော။ မဂ္ဂေနဖြင့်။ ဧဒ္ဒါကုန်သော။ တုမော တို့သည်။ မာ အဂမိတ္ထံ
ကုန်လင့်။ ဘိက္ခဝေတို့။ တုမော တို့သည်။ ပ။ ဓမ္မံကို။ ဒေသေထာ ကုန်လော့။ ပ။
မြဟ္မစရိယံကို။ ပကာသေထာ ကုန်လော့။ [ဤ ပေယျာလများကို ရေးခဲ့ပြီးသော
အတူကို နည်းယူလေ။] အပ္ပရဇက္ခဇာတိကာကုန်သော။ သတ္တာတို့သည်။ သန္တိ
ကုန်၏။ (ဧတ သတ္တာတို့သည်။) ဓမ္မဿကို။ အဿဝနတာ၊ ကြောင့်။ ဓမ္မဿ၊ မှ။
ပရိဟာယန္တိ၊ ကုန်၏။ ဓမ္မဿကို။ အညာတာရောကုန်သော။ သတ္တာတို့သည်။
ဘဝိသန္တိ၊ ကုန်လိမ့်လတ္တံ့။’။ ဣတိသို့။ အနုဇာနာတုလော့။ ဘန္တေ ရား။ အပိစ၊
ထိုသို့ပင်လှည့်လည်ကြပါ ကုန်သော်လည်း။ ယထာအားဖြင့်။ အမ္ပေသု၊ တို့သည်။
ကရောန္တေသု၊ ကုန်သည်ရှိသော်။ ဘိက္ခု။ တို့သည်။ ဆန္တံ ဆန္တံ ဝဿံနံ တို့၏။
အစ္စယေနာ၌။ ပါတိမောက္ခုဒ္ဒေသာယ၊ ငှါ။ မန္ဓုမတိံ သော။ ရာဇဓာနိံ သို့။ ဥပသင်္ဂံ
မိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ တထာအားဖြင့်။ မယံတို့သည်။ ကရိဿာမ၊ ကုန်အံ့”။
ဣတိသို့။ အဝေါစ၊ မဟာမြဟ္မာက လျှောက်ပြီ။ ဘိက္ခဝေတို့။ သော မဟာမြဟ္မာသည။
ဣဒံ-ဝစနံကို။ အဝေါစ၊ ပြီ။ ဣဒံ-ဝစနံ ကို။ ဝတွာ၍။ မံကို။ အဘိဝါဒေတွာ ၍။
ပဒက္ခိဏံကို။ ကတွာ၍။ တတ္ထေဝ-တသ္မိံ ဧဝ ဌာနေ၌ သလျှင်။ အန္တရဟောသိပြီ။

ဘိက္ခဝေတို့။ အဟံ ဝါဘုရားသည်။ အနုဇာနာမိ၏။ ကိံ သို့။ အနုဇာနာမိ
သနည်း?။ ‘ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။
လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံတို့၏။ အတ္ထာယ၊ ငှါလည်း
ကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ စာရိကံကို။
ဝါ၊ ငှါ။ ဝါ သို့။ စရထ။ ကုန်လော့။ ဧကေနသော။ မဂ္ဂေနဖြင့်။ ဧဒ္ဒါ ကုန်သော။
တုမောတို့သည်။ မာ အဂမိတ္ထံ၊ ကုန်လင့်။ ဘိက္ခဝေတို့။ တုမောတို့သည်။ အာဒိ

ကလျာဏံသော။ မဇ္ဈေကလျာဏံသော။ ပရိယောသာနကလျာဏံသော။ သာတ္ထံသော။ သဗ္ဗန္ဓနံသော။ ကေဝလပရိပုဏ္ဏံသော။ ပရိသုဒ္ဓံသော။ ဓမ္မံကို။ ဒေသေထကုန်လော့။ အာဒိကလျာဏံသော။ မဇ္ဈေကလျာဏံသော။ ပရိယောသာနကလျာဏံသော။ သာတ္ထံသော။ သဗ္ဗန္ဓနံသော။ ကေဝလပရိပုဏ္ဏံသော။ ပရိသုဒ္ဓံသော။ ဓမ္မံကို။ ဒေသေန္တာ။ ကုန်သည်ရှိသော်။ ဗြဟ္မစရိယံကို။ ပကာသေထကုန်လော့။ အပ္ပရဇက္ခဇာတိကာကုန်သော။ သတ္တာ။ တို့သည်။ သန္တိကုန်၏။ (တေသတ္တာ။ တို့သည်။) ဓမ္မဿကို။ အဿဝနတာကြောင့်။ ဓမ္မဿမှ။ ပရိဟာယန္တိကုန်၏။ ဓမ္မဿကို။ အညာတာရောကုန်သော။ သတ္တာ။ တို့သည်။ ဘဝိယန္တိကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ။ တို့။ အဝိစ။ ကုန်သော်လည်း။ တုမှေဟိ။ တို့သည်။ ဆန္ဒဆန္ဒ။ ဝဿာနံတို့၏။ အစ္စယေနာဉ္စ။ ပါတိမောက္ခုဒ္ဒေသာယာငှါ။ ဗန္ဓုမတီ။ သော။ ရာဇဇာနီသို့။ ဥပသက်မိတဗ္ဗာ။ အပ်၏။ ဝါ။ မည်။ ဣတိသို့။ အနုဘေဒနာမိ၏။ ဣတိသို့။ အာမန္တေယိသိစေတော်မူပြီ။ ဘိက္ခဝေ။ တို့။ အထ-တသ္မိကာလေ။ ဝိပဿိ မြတ်စွာဘုရားကမိန့်တော်မူရာ ထိုအခါ၌။ ဘိက္ခု။ တို့သည်။ ယေဘုယျေန။ များသောအားဖြင့်။ ကောဟေနေဝ။ တရက်ခြင်းဖြင့်သာလျှင်။ ဇနပဒစာရိကံ။ ဇနပုဗ္ဗလှည့်လည်ခြင်းကို။ ဝါ။ ငှါ။ ဝါ။ သို့။ ပတ္တမိံသု။ ဖဲသွားကြကုန်ပြီ။

၇၉။ (ယေန သမယေနာဉ္စ။ ဘိက္ခု။ တို့သည်။ ဇနပဒစာရိကံကို။ ဝါ။ ငှါ။ ဝါ။ သို့။ ပတ္တမိံသု။ ကုန်ပြီ။) တေန ခေါ ပန သမယေန။ ရဟန်းတို့၏ ဇနပုဗ္ဗသို့ ဖဲသွားကြရာ ထိုအခါ၌။ ဇန္တုဒိပေ။ ဇန္တုဒိပင်၌။ စတုရာသီတိ အာဝါသသဟဿာနိ။ ရှစ်သောင်းလေးထောင်သောကျောင်းတို့သည်။ ဟောန္တိ။ ကုန်၏။ ဟိ။ ထင်စွာပြုပါအံ့။ ကေမ္ပိ။ တစ်ခုသော။ ဝဿေ။ နှစ်သည်။ နိက္ခန္တေ။ ထွက်သည်ရှိသော်။ ဒေဝတာ။ နတ်တို့သည်။ သဒ္ဓိ။ အသံကို။ အနုဿာဝေသံ။ အစဉ်အားဖြင့် နာကြားစေကြကုန်ပြီ။ ဝါ။ အစဉ်အားဖြင့် ကြွေးကြော်ကြကုန်ပြီ။ ကိံ။ သို့။ အနုဿာဝေသံ။ ကုန်သနည်း?။ “မာရိသာ။ အရှင်ဘုရားတို့။ ဧကံ ဝဿံ။ တစ်နှစ်သည်။ နိက္ခန္တံ။ ထွက်ပါပြီ။ ဒါနိ။ ပဉ္စဝဿာနိ။ ငါးနှစ်တို့သည်။ သေသာနိ။ ကြွင်းကျန်ပါကုန်သေးသည်သာ။ ပဉ္စန္ဒံ ဝဿာနံ။ ငါးနှစ်တို့၏။ အစ္စယေနာဉ္စ။ (တုမှေဟိ။ တို့သည်။) ပါတိမောက္ခုဒ္ဒေသာယာငှါ။ ဗန္ဓုမတီ။ သော။ ရာဇဇာနီသို့။ ဥပသက်မိတဗ္ဗာ။ အပ်ပါ၏။ ဣတိသို့။ အနုဿာဝေသံ။ ကုန်ပြီ။ ဒွိသု ဝဿေသု။ နှစ်နှစ်တို့သည်။ နိက္ခန္တေသု။ ထွက်ကုန်သည်ရှိသော်။ ဒေဝတာ။ တို့သည်။ သဒ္ဓိ။ ကို။ အနုဿာဝေသံ။ ကုန်ပြီ။ ကိံ။ သို့။ အနုဿာဝေသံ။ ကုန်သနည်း?။ “မာရိသာ။ တို့။ ဒွေ ဝဿာနိ။ နှစ်နှစ်တို့သည်။ နိက္ခန္တာနိ။ ထွက်ပါကုန်ပြီ။ ဒါနိ။ စတ္တာရိ ဝဿာနိ။ လေးနှစ်တို့သည်။ သေသာနိ။ ကုန်သေးသည်သာ။ စတုန္ဒံ ဝဿာနံ။ လေးနှစ်တို့၏။ အစ္စယေနာဉ္စ။ တုမှေဟိ။ တို့သည်။ ပါတိမောက္ခုဒ္ဒေသာယာငှါ။ ဗန္ဓုမတီ။ သော။ ရာဇဇာနီသို့။ ဥပသက်မိတဗ္ဗာ။ အပ်ပါ၏။ ဣတိသို့။ အနုဿာဝေသံ။ ကုန်ပြီ။ တိသု ဝဿေသု။ သုံးနှစ်တို့သည်။ နိက္ခန္တေသု။ ကုန်သည်ရှိသော်။ ဒေဝတာ။ တို့သည်။ သဒ္ဓိ။ ကို။ အနုဿာဝေသံ။ ကုန်ပြီ။ ကိံ။ သို့။ အနုဿာဝေသံ။ ကုန်သနည်း?။ “မာရိသာ။ တို့။ တိဏိ ဝဿာနိ။ တို့သည်။ နိက္ခန္တာနိ။ ကုန်ပြီ။ ဒါနိ။ တိဏိ ဝဿာနိ။ တို့သည်။ သေသာနိ။ ကုန်သေးသည်သာ။ တိဏ္ဏံ ဝဿာနံ။ တို့၏။

အစ္စယေနန္တံ။ တုမေဟိ။ တို့သည်။ ပါတိမောက္ခုဒ္ဒေသာယ၊ ငှါ။ ဗန္ဓုမတိ။ သော။ ရာဇဇာနိ။ သို့။ ဥပသက်မိတဗ္ဗာအပ်ပါ၏။ ဣတိ။ သို့။ အနုဿာဝေသံ။ ကုန်ပြီ။ စတုသု ဝသေသု။ လေးနှစ်တို့သည်။ နိက္ခန္တေသု။ ကုန်သည်ရှိသော်။ ဒေဝတာ။ တို့သည်။ သဒ္ဓါကို။ အနုဿာဝေသံ။ ကုန်ပြီ။ ကိံ။ သို့။ အနုဿာဝေသံ။ ကုန်သနည်း?။ “မာရိသာ၊ တို့။ စတ္တာရိ ဝဿာနိ။ တို့သည်။ နိက္ခန္တာနိ။ ကုန်ပြီ။ ဒါနိ။ နှံ။ ဒွေ ဝဿာနိ။ တို့သည်။ သေသာနိ။ ကုန်သေးသည်သာ။ ဗြိန္တံ ဝဿာနံ။ တို့၏။ အစ္စယေနန္တံ။ တုမေဟိ။ တို့သည်။ ပါတိမောက္ခုဒ္ဒေသာယ၊ ငှါ။ ဗန္ဓုမတိ။ သော။ ရာဇဇာနိ။ သို့။ ဥပသက်မိတဗ္ဗာအပ်ပါ၏။ ဣတိ။ သို့။ အနုဿာဝေသံ။ ကုန်ပြီ။ ပဉ္စသု ဝသေသု။ ငါးနှစ်တို့သည်။ နိက္ခန္တေသု။ ကုန်သည်ရှိသော်။ ဒေဝတာ။ တို့သည်။ သဒ္ဓါကို။ အနုဿာဝေသံ။ ကုန်ပြီ။ ကိံ။ သို့။ အနုဿာဝေသံ။ ကုန်သနည်း?။ “မာရိသာ၊ တို့။ ပဉ္စ ဝဿာနိ။ တို့သည်။ နိက္ခန္တာနိ။ ကုန်ပြီ။ ဒါနိ။ နှံ။ ဧကံ ဝဿံ။ သည်။ သေသံ။ သေးသည်သာ။ ဧကဿ ဝဿဿ။ တစ်နှစ်၏။ အစ္စယေနန္တံ။ တုမေဟိ။ တို့သည်။ ပါတိမောက္ခုဒ္ဒေသာယ၊ ငှါ။ ဗန္ဓုမတိ။ သော။ ရာဇဇာနိ။ သို့။ ဥပသက်မိတဗ္ဗာအပ်ပါ၏။ ဣတိ။ သို့။ အနုဿာဝေသံ။ ကုန်ပြီ။ ဆသု ဝသေသု။ ခြောက်နှစ်တို့သည်။ နိက္ခန္တေသု။ ကုန်သည်ရှိသော်။ ဒေဝတာ။ တို့သည်။ သဒ္ဓါကို။ အနုဿာဝေသံ။ ကုန်ပြီ။ ကိံ။ သို့။ အနုဿာဝေသံ။ ကုန်သနည်း?။ “မာရိသာ၊ တို့။ ဆဗ္ဗဿာနိ။ တို့သည်။ နိက္ခန္တာနိ။ ကုန်ပြီ။ ဒါနိ။ ဤအခါသည်။ ဝါ။ ယခုအခါသည်။ ပါတိမောက္ခုဒ္ဒေသာယ၊ ငှါ။ ဗန္ဓုမတိ။ သော။ ရာဇဇာနိ။ သို့။ ဥပသက်မိတံ။ ငှါ။ သမယော။ အခါပါတည်း။ ဣတိ။ သို့။ အနုဿာဝေသံ။ ပြီ။ ဘိက္ခဝေ။ တို့။ အထ-ပစ္စာ။ အဆင့်အားဖြင့် နာကြားစေပြီးရာကာလမှ နောက်၌။ တေ ဘိက္ခု။ တို့သည်။ အပေကစ္စ။ အချို့။ ကုန်သော။ ဘိက္ခု။ တို့သည်။ သကေန။ မိမိဥစ္စာဖြစ်သော။ ဣဒ္ဓါနုဘာဝေန။ တန်းခိုးအာနုဘော်ဖြင့်။ အပေကစ္စ။ ကုန်သော။ ဘိက္ခု။ တို့သည်။ ဒေဝတာနံ။ တို့၏။ ဣဒ္ဓါနုဘာဝေန။ ဖြင့်။ ပါတိမောက္ခုဒ္ဒေသာယ၊ ငှါ။ ဧကာယေနဝေ။ တစ်ရက်ခြင်းဖြင့်သာလျှင်။ ဗန္ဓုမတိ။ သော။ ရာဇဇာနိ။ သို့။ ဥပသက်မိသု။ ကုန်ပြီ။ [ပါတိမောက္ခုဒ္ဒေသာယာတိ-ဟု ဣတိ-နှင့်ရှိကြ၏။ ဣတိ မလို။]

၉၀။ ဘိက္ခဝေ။ တို့။ တတြ-တသ္မိံ။ ဘိက္ခုသံဃေ။ ထိုဗုဒ္ဓုဒ္ဓိဝတကျွန်းလုံးမှ ဆိုက်ရောက်လာ၍ စည်းဝေးကြသောရဟန်းအပေါင်း၌။ ဝိပဿီ။ သော။ အရဟံ။ သော။ သမ္မာသမ္ဗုဒ္ဓေါ။ သော။ ဘဂဝါ။ သည်။ ပါတိမောက္ခံ။ သြဝါဒပါတိမောက်ကို။ ဧဝံ။ သို့။ ဥဒ္ဓိသတိ။ ရွတ်ဆိုတော်မူ၏။ ဝါ။ ပြတော်မူ၏။ ကိံ။ သို့။ ဥဒ္ဓိသတိ။ နည်း?။

“တိတိက္ခာ။ တိတိက္ခာဟုဆိုအပ်သော။ ခန္တိ။ သည်းခံခြင်းသည်။ ပရမံ။ မြတ်သော။ တပေါ။ ကိလေသာတို့ကိုပူပန်စေတတ်သောအကျင့်တည်း။ ဗုဒ္ဓါ။ မြတ်စွာဘုရားတို့သည်။ နိဗ္ဗာနံ။ ထိုထိုဘဝနှင့် တပါးသောဘဝ၊ အကျိုးနှင့် အကြောင်းကို အပ်ချုပ်သွားကဲ့သို့ ချုပ်တတ် စပ်တတ် ဖာတတ် ထေးတတ်သည်ဖြစ်၍ ဝါနဟုဆိုအပ်သောတဏှာမှ ထွက်မြောက်လွတ်ကင်း သန်ရှင်းစင်ကြယ်သောနိဗ္ဗာန်ကို။ ပရမံ။ မြတ်၏ဟူ၍။ ဝဒန္တိ။ ဟောတော်မူကြကုန်၏။

ပရူပသာတီ၊ ခန္တိနည်းပါး ဒေါသများ၍ တပါးသောသတ္တဝါတို့ကို ပုတ်ခတ် ရိုက်နှက် နှိပ်စက်ညှဉ် ဆဲလေ့ရှိသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ပဗ္ဗဇိတော၊ ပဗ္ဗဇိတမည်သည်။ ဝါ၊ ရဟန်းမည်သည်။ န ဟိ ဟောတိ၊ မဟုတ်သည် သာ။ ပရံ၊ တပါးသော သတ္တဝါကို။ ဝိဟေဋ္ဌယန္တော၊ ခန္တိကင်းမဲ့ ဒေါသကဲ၍ ညှဉ်းဆဲနှိပ်စက်တတ်သော။ ပုဂ္ဂလော၊ သည်။ သမဏော၊ သမဏမည်သည်။ ဝါ၊ ရဟန်းမည်သည်။ န ဟိ ဟောတိ၊ မဟုတ်သည်သာ။

တနည်း။ ။ ပရံ၊ တပါးသောသတ္တဝါကို။ ဝိဟေဋ္ဌယန္တော၊ ခန္တိကင်းမဲ့ ဒေါသကဲ၍ ညှဉ်းဆဲနှိပ်စက်လျက်။ ပရူပသာတီ၊ မြတ်သောမိမိ၏သီလကို ဖျက်ဆီးတတ်သော။ သမဏော၊ ရဟန်းသည်။ ပဗ္ဗဇိတော၊ ပဗ္ဗဇိတမည်သည်။ န ဟိ ဟောတိ၊ သာ။ [န-သဒ္ဓါတလုံး အနက်မဲ့။]

တနည်း။ ။ ပရူပသာတီ၊ ခန္တိနည်းပါး ဒေါသများ၍ တပါးသော သတ္တဝါတို့ကို ရိုက်နှက်ပုတ်ခတ် သတ်ဖြတ်တတ်သော။ ပုဂ္ဂလော၊ သည်။ ပဗ္ဗဇိ တော၊ သည်။ န ဟိ ဟောတိ၊ သာ။ ကသ္မာ၊ ကြောင့်။ ပရူပသာတီ၊ သော။ ပုဂ္ဂလော၊ သည်။ ပဗ္ဗဇိတော၊ သည်။ န ဟိ ဟောတိ၊ မဟုတ်သနည်း။ တေန ပုဂ္ဂလေန၊ သည်။ မလဿ၊ မကောင်းမှုတည်းဟူသော အညစ်အကြေး၏။ ဝါ ကို။ အပဗ္ဗာဇိတတ္တာ၊ မနှင်ထုတ်အပ်သည်၏အဖြစ်ကြောင့်။ ပရူပသာတီ၊ သော။ ပုဂ္ဂလော၊ သည်။ ပဗ္ဗဇိတော၊ သည်။ န ဟိ ဟောတိ၊ သာ။ ပရံ၊ တပါးသောသတ္တဝါကို။ န ဥပသာတေတိ၊ ရိုက်နှက် ပုတ်ခတ် သတ်ဖြတ်တတ် သည်မဟုတ်။ အဝိစ၊ အဟုတ်အမှန်ကော ။ ပရံ၊ ကို။ ဒဏ္ဍာဒီဟိ၊ တုတ်၊ လှံတံ အစ ရှိသည်တို့ဖြင့်။ ဝိဟေဋ္ဌယန္တော၊ ခန္တိကင်းမဲ့ ဒေါသကဲ၍ ညှဉ်းဆဲနှိပ်စက် တတ်သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်လည်း။ သမဏော၊ သမဏမည်သည်။ ဝါ၊ ရဟန်းမည်သည်။ န ဟိ ဟောတိ၊ သာ။ ကသ္မာ၊ ကြောင့်။ ပရံ၊ ကို။ ဝိဟေဋ္ဌ ယန္တော၊ သော။ ပုဂ္ဂလော၊ သည်လည်း။ သမဏော၊ သည်။ န ဟိ ဟောတိ၊ နည်း။ တေန-ပုဂ္ဂလေန၊ သည်။ ဝိဟေသယ၊ ညှဉ်းဆဲနှိပ်စက်ခြင်း ။ ဝါ ကို။ ဝါ၊ ညှဉ်းဆဲနှိပ်စက်ကြောင်းဖြစ်သောဒေါသကို။ အသမိတတ္တာ၊ မငြိမ်း အေးစေအပ်သည်၏ အဖြစ်ကြောင့်။ ပရံ၊ ကို။ ဝိဟေဋ္ဌယန္တော၊ သော။ ပုဂ္ဂလော၊ သည်လည်း။ သမဏော၊ သည်။ န ဟိ ဟောတိ၊ သာ။

သဗ္ဗပါပဿ၊ အလုံးစုံသော တစ်ဆဲ့နှစ်ပါးသော အကုသိုလ်စိတ်၊ တစ်ဆဲ့နှစ် ပါးသော အကုသိုလ်စိတ်တို့ဖြင့် သင်္ဂြိုဟ်ရောတွက်အပ်သော မကောင်းမှုကို။ ယံ အကရဏံ၊ အကြင်မပြုခြင်းသည်လည်းကောင်း။ ကုသလဿ၊ စတုဘူ မိကကုသိုလ်ကို။ ယာ ဥပသမ္ပဒါ၊ အကြင်ပြည့်စုံစေခြင်း သည်လည်းကောင်း။ ယံ သမိတ္တာရိယောဒပနံ၊ အကြင်မိမိ၏စိတ်ကို အရဟတ္တဖိုလ်ဖြင့် ဖြူစင် စေခြင်း သည်လည်းကောင်း။ ဝါ၊ အကြင်မိမိ၏စိတ်ကို ဖြူစင်စေကြောင်းဖြစ် သော အရဟတ္တဖိုလ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ-ဘယံ၊ ဤအလုံး စုံသောအကုသိုလ်ကို မပြုခြင်း၊ စတုဘူမိကကုသိုလ်ကို ပြည့်စုံစေခြင်း၊ မိမိ၏

စိတ်ကို ဖြူစင်စေကြောင်းဖြစ်သော အရဟတ္တဖိုလ်တို့၏ သုံးခုတို့၏အပေါင်း သည်။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်ပေတည်း။

ယော အနုပဝါဒေါ စ၊ အကြင်နှုတ်ဖြင့် တပါးသောပုဂ္ဂိုလ်တို့ကို မစွပ်စွဲ ခြင်းသည်လည်းကောင်း။ ယော အနုပသာတောစ၊ အကြင်ကိုယ်ဖြင့် တပါး သောပုဂ္ဂိုလ်တို့ကို မညှဉ်းဆဲ မနှိပ်စက်ခြင်းသည်လည်းကောင်း။ ဝါ၊ အကြင် ရူပကာယ၊ နာမကာယဖြင့် တပါးသောပုဂ္ဂိုလ်တို့ကို မညှဉ်းဆဲ မနှိပ်စက် ခြင်းသည်လည်းကောင်း။ ပါတိမောက္ခ၊ ပါတိမောက်၌။ ဝါ၊ အပြားအား ဖြင့် အလွန်မြတ်သောသီလ၌။ ဝါ၊ အလွန် အပြားအားဖြင့်မြတ်သောသီလ၌။ ဝါ၊ မလားအပ်သော ဘဝအထူးတို့မှ စောင့်ရှောက်တတ်သည်ဖြစ်၍ ဒုဂ္ဂတိ ဘေးတို့မှ လွတ်စေတတ်သောသီလ၌။ ဝါ၊ မိမိကို စောင့်ရှောက်တတ်သော ပုဂ္ဂိုလ်တို့ကို အပါယ်ဆင်းရဲ၊ ဝဋ်ဆင်းရဲတို့မှ လွတ်စေတတ်သော သီလ၌။ ယော သံဝရောစ၊ အကြင်စောင့်ရှောက် ထိန်းသိမ်းရခြင်းသည်လည်းကောင်း။ ဘတ္တသ္မိံ၊ ထမား၌။ ယာ မတ္တညတော စ၊ အကြင်ခံခြင်း၊ သုံးဆောင်ခြင်း၏ အစွမ်းအားဖြင့် အတိုင်းအရှည်ကို သိဘတ်သော ပုဂ္ဂိုလ်၏အဖြစ်သည်လည်း ကောင်း။ ဝါ၊ အကြင်ရှာဖွေခြင်း၊ ခံခြင်း၊ သုံးဆောင်ခြင်း၊ စွန့်ခြင်း၏အစွမ်းအား ဖြင့် အတိုင်းအရှည်ကို သိတတ်သော ပုဂ္ဂိုလ်၏ အဖြစ်သည်လည်းကောင်း။* ပန္နိ-ပ အန္တိ၊ အစွန့်အဖျား အနားဖြစ်သော။ ယံ သယနာသနဉ္စ၊ အကြင် ကျောင်း၊ အိပ်ရာ၊ နေရာသည်လည်းကောင်း။ ဝါ၊ အကြင် ကျောင်း၊ အိပ်ရာ၊ နေရာ၌ နေရခြင်းသည်လည်းကောင်း။ ဝါ၊ အကြင် ကျောင်း၊ အိပ်ရာ၊ နေရာ ၌ မှီဝဲရခြင်းသည်လည်းကောင်း။ အဓိစိတ္တေ၊ မြတ်သော သမထ စိတ်၌။ ယော အာယောဝေါ စ၊ အကြင် ပြင်းစွာအားထုတ်ကြောင်းဖြစ်သော လုံ့လ သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ ဆတ္တံ၊ ဤခြောက်ခုတို့၏ အပေါင်း သည်။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရား တို့၏။ သာသနံ၊ အဆုံးအမတော်ပေတည်း။”။

ဣတိ-ဧဝံ၊ ဤသို့၊ ဥဒ္ဓိသတိ၊ ရွတ်ဆိုတော်မူ၏။ ဝါ၊ ပြတော်မူ၏။

* မှတ်ချက်။ ။ [ဤ သြဝါဒပါတိခမောက် ဂါထာတို့တွင် တတိယ ဂါထာ စတုတ္ထပဒ ပန္နဉ္စ သယနာသနံ-ဟူသောပါဠိဝယ် သြဋ္ဌဇပဋ္ဌမက္ခရာ ပ, ဒန္တဇ ပဋ္ဌမက္ခရာ တနှင့် ‘ပန္နဉ္စ’ ဟူ၍၎င်း၊ သြဋ္ဌဇပဋ္ဌမက္ခရာ ပ, ဒန္တဇဒုတိယက္ခရာ ထနှင့် ‘ပန္နဉ္စ’ ဟူ၍၎င်း၊ ဒန္တဇ သ, ဒန္တဇပဋ္ဌမက္ခရာ တနှင့် ‘သန္တဉ္စ’ ဟူ၍၎င်း၊ ဒန္တဇ သ, ဒန္တဇဒုတိယက္ခရာ ထနှင့် ‘သန္တဉ္စ’ ဟူ၍၎င်း ပါဠိအမျိုးမျိုးကို ပေမူ, ပုတ်အုတ်မူတို့၌ တွေ့မြင်ရ၏။ တို့တွင် သြဋ္ဌဇပဋ္ဌမက္ခရာ ပ, ဒန္တဇပဋ္ဌမက္ခရာ တနှင့် ရှိသောပါဠိသဘ အင်္ဂုတ္တရနိကာယ် ဒုကနိပါတ် တတိယဗာလဝဂ်- ဋ္ဌါဟံ ဘိက္ခဝေ အတ္ထဝဓေ သံသာမာနော အရညဝနပတ္တာနိ ပန္နာနိ သေနာသနာနိ ပဋိသေဝါမိ-ဟူသော ဒသမသုတ်ပါဠိတော်။ ပန္နာနိတိ ပရိယန္တာနိ အတိဒူရာနိ-ဟူသော ၎င်းအဋ္ဌကထာတို့နှင့် ညီ၏။

ဒေဝတာရောစန

၉၁။ ဘိက္ခုဝေတို့၊ ဣမ-ဣမသ္မိံလောကေဤလောကဉ္စ။ အဟံ၊ ငါဘုရားသည်။
 ဧကံ၊ သော၊ သမယံ၊ ဉ္စ။ ဥက္ကဋ္ဌာယံ၊ ဥက္ကဋ္ဌအမည်ရှိသော မြို့၏အနီး၌။ ဝါ၊ မီးရှူးသို့
 တည်ကုန်စဉ် တည်ထောင်ဘန်ဆင်းအပ်သည်၏အဖြစ်ကြောင့် ဥက္ကဋ္ဌအမည်ရှိသော
 မြို့၏အနီး၌။ ဝါ၊ မီးရှူးသို့တောက်ပကုန်စဉ် တည်ထောင် ဘန်ဆင်းအပ်သည်၏အဖြစ်
 ကြောင့် ဥက္ကဋ္ဌအမည်ရှိသော မြို့၏အနီး၌။ သုဘဂဝနေ၊ သိရီ၊ ကမတို့၏အစွမ်း
 အားဖြင့် တင့်တယ်သောတော၌။ သာလရာဇမူလေ၊ သစ်ပင်အပေါင်းတို့၏ မင်းဖြစ်
 ခဲ့ဖြစ်သော သစ်ပင်၏ အနီး၌။ ဝ၊ တောစိုးသစ်ပင်၏အနီး၌။ ဝ၊ အောက်၌။ ဝိဟရာမိ၊
 မူ၏။ ဘိက္ခုဝေတို့၊ တဿ မယံ၊ ထိုငါဘုရားအား။ ဝ၊ ၏။ ဝါ၊ သည်။ ရဟော
 ဝတဿ၊ ဆိတ်ငြိမ်ရာအရပ်သို့ကပ်ရောက်တော်မူစဉ်။ ပဋိသန္ဓိနဿ၊ အဝရံများစွာ
 ဖြစ်ကြည်ခွါ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ်တော်မူစဉ်။ စေတသော၊
 ၏။ ပရိဝိတက္ကော၊ သည်။ ဧဝံသ္မိံ၊ ဥဒပါဒါ၊ ဖြီ။ [သုံးနည်းပေး။] ကိံသ္မိံ၊ ဥဒပါဒါ၊
 နည်း?။ “မယံ၊ သည်။ သုဒ္ဓါဝါသေဟိ၊ သုဒ္ဓါဝါသအမည်ရှိကုန်သော။ ဝါ၊ သုဒ္ဓါဝါ
 သဘုံ၌နေကြကုန်သော။ ဒေဝေဟိ၊ မြဟ္တာတို့ကို။ အညတြ၊ ကြည့်၍။ ဒီဗေန၊ ရှည်စွာ
 သော။ ဣမိနာ အဋ္ဌ၊ နာ၊ ဤကာလဖြင့်။ ဝါ၊ ၌။ ယော သတ္တာဝါသော။ အကြင်
 သတ္တာဝါသကို။ ဝါ၊ အကြင်သတ္တာဝါတို့၏နေရာအရပ်ကို။ အနဇ္ဈာဝုတ္ထပုဗ္ဗော၊ ရှေး၌
 မနေအပ်ဘူး။ သော သတ္တာဝါသော၊ သည်။ သုလဘရူပေါ၊ ရလွယ်သောသဘော
 ရှိသည်။ န ခေါ ဟောတိ၊ မဖြစ်သည်သော။ အဟံ၊ ငါသည်။ ယေန-ဌာနေန၊ ၌။
 သုဒ္ဓါဝါသ၊ ကုန်သော။ ဒေဝါ၊ မြဟ္တာတို့သည်။ သန္တိ၊ ကုန်၏။ တေန-ဌာနေန၊
 သို့။ ဥပသင်္ကမေယံ၊ မူကာ၊ ယန္တု၊ န၊ စ။ ဝါ၊ ၏”။ [သုံးနည်းပေး။] ဣတိ-ဧဝံသ္မိံ။
 ဥဒပါဒါ၊ ဖြီ။ ဘိက္ခုဝေတို့။ အထ-ပစ္ဆာ၊ အကြံဖြစ်ပြီးရာကာလမှနေကပ်၌။ အဟံ၊
 ငါဘုရားသည်။ သေယုထာပိ နာမ၊ မည်သည်။ ဗလဝါ၊ သော၊ ပုရိသော၊ သည်။
 သမဋ္ဌိတံ၊ သော။ ဗာဟံ၊ ကို။ ပသာရေယု သေယုထာပိ ဝါ၊ ကဲ့သို့သော်လည်း
 ကောင်း။ ပသာရိတံ၊ သော။ ဗာဟံ၊ ကို။ သမဇ္ဈေယု သေယုထာပိ ဝါ၊ ကဲ့သို့
 သော်လည်းကောင်း။ ဝေမေဝ၊ သာလျှင်။ ဥက္ကဋ္ဌာယံ၊ ၌။ သုဘဂဝနေ၊ ၌။ သာလ
 ရာဇမူလေ၊ ၌။ အန္တရဟိတော၊ မူသည်။ ဟုက္ခာ၊ ၌။ အဝိဟေသု၊ ကုန်သော။ ဝါ၊ မိမိ
 စည်းစိမ်တို့မှ မယုတ်ကုန်သည်၏အဖြစ်ကြောင့် အဝိဟာအမည်ရှိကုန်သော၊ ဒေဝေသု၊
 မြဟ္တာတို့၌။ ပါတုရဟောသိံ၊ ထင်ရှားဖြစ်တော်မူပြီ။ ဘိက္ခုဝေတို့။ တသ္မိံ ဒေဝ
 နိကာယေ၊ ထိုအဝိဟာမြဟ္တာအပေါင်း၌။ အနေကာနိ၊ ကုန်သော။ ဒေဝတာ

ဩဋ္ဌဗပဋ္ဌမက္ခရာ ပ, ဒန္တဗပဋ္ဌမက္ခရာ တနှင့်ရှိသော ပန္နပါဠိမှတစ်ပါးသော
 ပါဠိများသည်ကား ပန္နာနီတိ ပရိယန္တာနိ အတိဒုရာနိ-ဟူသော အင်္ဂုတ္တိုရ်
 အဋ္ဌကထာပါဠိကို သတိမထားမိကြ၍ အလွဲလွဲအမှားမှား ပြင်မိကြဟန်ရှိ၏။
 ပါဠိပျက်ပါဠိမှားချည်းသာတည်း။ အန္တ, ပရိယန္တ, ပန္တ, ပစ္စိမ, အန္တိမ, ဖိဂည,
 စရိမ၊ ဤခုနစ်ပါးသောပုဒ်များကား ပရိယာယ်ပုဒ်ချည်းသာတည်း။]

သဟဿာနိ၊ မြဟ္မာဘူၤ၏အထောင်တို့သည်။ ဝါ၊ အထောင်သောမြဟ္မာတို့သည်။
 ယေန-ဌာနေနာၤ။ အဟံ၊သည်၊ အတ္ထိ၊၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိံ သု၊ကုန်၏။
 ဥပသင်္ကမိတု၊ ကုန်ပြီးၤမံ၊ကို။ အဘိဝါဒေတွာ၊ကုန်ပြီးၤကေမန္တံ၊အောင်၊ဝါ၊ၤ။
 အဋ္ဌံသု၊ ကုန်၏။ ဘိက္ခဝေ၊တို့။ကေမန္တံ၊ အောင်၊ဝါ၊ၤ။ ဌိတာခေါ၊ ကုန်သော၊
 တာ ဒေဝတာ၊တို့သည်။ မံ၊ ကို။ဧတံ-ဝစနံ၊ ကို။အဝေံ စုံ၊လျှောက်ကြကုန်ပြီ။ ကိံ။သို့။
 အဝေံစုံ၊ကုန်သနည်း။ ‘‘မာရိယ၊ အက္ခန္ဓ်နှင့်အတူ ချမ်းသာတော်မူသော မြတ်စွာ
 ဘုရား။ ဣတော-ဘဒ္ဒကပ္ပတော၊ မှ။ ယံ-ယသ္မိံ ကေနဂုတိကပ္ပေ၊ၤ။ဝိပဿိ၊ သော။
 အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေ၊ သော။ဘဂဝါ၊သည်။ လောကေ၊ၤ။ ဥဒပါဒိ၊ မူပြီ။
 ဣတော-ဘဒ္ဒကပ္ပတော၊မှ။ သော-ကေနဂုတိကပ္ပေ၊သည်။ ပုဗ္ဗေနိဝါသော၊သည်။
 ဟောတိ၊၏။ [ပေးခဲ့ပြီးသောနည်းအတိုင်း သုံးနည်းပေးလေ။] မာရိယ၊ဘုရား။ဝိပဿိ၊
 သော။ အရဟံ၊သော။ သမ္မာသမ္ဗုဒ္ဓေ၊သော။ ဘဂဝါ၊သည်။ ဇာတိယာ၊ အားဖြင့်။
 ခဏ္ဍိယေ၊သည်။အဟောသိ၊ပြီ။ ခဏ္ဍိယကုလေ၊ၤ။ဥဒပါဒိ၊ပြီ။မာရိယ၊ဘုရား။ ဝိပဿိ၊
 သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေ၊ သော၊ ဘဂဝါ၊ သည်။ ဂေါတ္ထေန၊
 အားဖြင့်။ ကောဏ္ဍညာ၊ သည်။ အဟောသိ၊ ပြီ။ မာရိယ၊ဘုရား။ ဝိပဿိယ၊
 သော။ အရဟတော၊ သော။သမ္မာ သမ္ဗုဒ္ဓဿ၊သော။ ဘဂဝတော၊၏။ အာယုပ္ပ
 မာဏံ၊သည်။ အသီတိဝဿသဟဿာနိ၊တို့သည်။ အဟောသိ၊ပြီ။ မာရိယ၊ ဘုရား။
 ဝိပဿိ၊သော။ အရဟံ၊ သော။သမ္မာသမ္ဗုဒ္ဓေ၊ သော။ ဘဂဝါ၊သည်။ပါဠိလိုယာ၊
 ၤ။ မူလေ၊ၤ။ဝါ၊အောက်ၤ။အဘိသမ္ဗုဒ္ဓေ၊ပြီ။ မာရိယ၊ ဘုရား။ ဝိပဿိယ၊သော။
 အရဟတော၊သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၤ။ ခဏ္ဍတိသံနာမ၊
 သော။ သာဝကယုဂံ၊သည်။ အဂ္ဂံ၊သည်။အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊စုံသည်။ အဟောသိ၊
 ပါပြီ။

တနည်း။ ။မာရိယ၊ဘုရား။ ဝိပဿိယ၊သော။ အရဟတော၊ သော။ သမ္မာ
 သမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၤ။ ခဏ္ဍတိသံနာမ၊ သော။ အဂ္ဂံ၊ သော။ အဂ္ဂံ၊
 ကြောင့်။ ဘဒ္ဒယုဂံ၊သော။ သာဝကယုဂံ၊သည်။ အဟောသိ၊ပါပြီ။

တနည်း။ ။မာရိယ၊ဘုရား။ခဏ္ဍတိသံနာမ၊ သော။အဂ္ဂံ၊သော။ အဂ္ဂံ၊ကြောင့်။
 ဘဒ္ဒယုဂံ၊သော။ သာဝကယုဂံ၊သည်။ ဝိပဿိယ၊သော။ အရဟတော၊သော။သမ္မာ
 သမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊၏။ သာဝကယုဂံ၊သည်။ အဟောသိ၊ပါပြီ။

တနည်း။ ။မာရိယ၊ဘုရား။ဝိပဿိယ၊ သော။ အရဟတော၊ သော။ သမ္မာ
 သမ္ဗုဒ္ဓဿ၊သော။ဘဂဝတော၊၏။ အဂ္ဂံ၊သော။အဂ္ဂံ၊ကြောင့်။ဘဒ္ဒယုဂံ၊သော။သာဝက
 ယုဂံ၊သည်။ ခဏ္ဍတိသံနာမ၊ သည်။ အဟောသိ၊ ပါပြီ။မာရိယ၊ ဘုရား။ဝိပဿိယ၊
 သော။အရဟတော၊သော။သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊၏။ဧကော၊သော။
 သာဝကာနံ၊ တို့၏။ သန္နိပါတော၊ သည်။ အဋ္ဌသဋ္ဌိဘိက္ခုသတသဟဿံ၊ သည်။
 အဟောသိ၊ ပါပြီ။ ဧကော၊ သော။ သာဝကာနံ၊ တို့၏။ သန္နိပါတော၊ သည်။ဘိက္ခု
 သတသဟဿံ၊ သည်။ အဟောသိ၊ ပါပြီ။ ဧကော၊ သော။ သာဝကာနံ၊ တို့၏။
 သန္နိပါတော၊ သည်။ အသီတိဘိက္ခုသဟဿာနိ၊ တို့သည်။ အဟောသိ၊ ပါပြီ။ဣတိ၊

သို့။ တယော၊ ကုန်သော။ သာဝကာနံ၊ တို့၏။ သန္တိပါတာ၊ တို့သည်။ အဟေသံ၊ ကုန်ပြီ။ မာရိယ၊ ဘုရား။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ သဗ္ဗေသံယေဝ၊ သာလျှင်ဖြစ်ကုန်သော။ ဒိဏာသဝါနံ၊ ကုန်သော။ တနည်း-သဗ္ဗေသံယေဝ ဒိဏာသဝါနံ၊ သာလျှင်ကုန်သော။ သာဝကာနံ၊ တို့၏။ တယော၊ ကုန်သော။ ဣမေ သန္တိပါတာ၊ တို့သည်။ အဟေသံ၊ ကုန်ပြီ။ မာရိယ၊ ဘုရား။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ အဂ္ဂုပဋ္ဌာကော၊ သော။ ဥပဋ္ဌာကော၊ သည်။ အသောကော နာမေ၊ သော။ ဘိက္ခု၊ သည်။ အဟောသိ၊ ပါပြီ။ မာရိယ၊ ဘုရား။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ ဝိတာ၊ သည်။ ဗန္ဓုမာ နာမေ၊ သော။ ရာဇော၊ သည်။ အဟောသိ၊ ပါပြီ။ တနည်း-ဗန္ဓုမာ နာမေ၊ သော။ ရာဇော၊ သည်း။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ ဝိတာ၊ သည်။ အဟောသိ၊ ပါပြီ။ ဇနေတ္ထိ၊ သားကိုဖြစ်စေတတ်သော။ မာတာ၊ မယ်တော်သည်။ ဗန္ဓုမတီ နာမေ၊ သော။ ဒေဝီ၊ သည်။ အဟောသိ၊ ပါပြီ။ တနည်း-ဗန္ဓုမတီ နာမေ၊ သော။ ဒေဝီ၊ သည်။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ ဇနေတ္ထိ၊ သော။ မာတာ၊ သည်။ အဟောသိ၊ ပါပြီ။ ဗန္ဓုမဿ၊ သော။ ရညော၊ ၏။ ရာဇမာနီ၊ သည်။ ဗန္ဓုမတီ၊ ဗန္ဓုမတီအမည်ရှိသော။ နဝရံ၊ သည်။ အဟောသိ၊ ပါပြီ။ မာရိယ၊ ဘုရား။ ဝိပဿိဿ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ အဘိနိက္ခမနံ၊ တောထွက်တော်မူခြင်းသည်။ ဧဝံ၊ ဤသို့။ ဝါ၊ ဤနယ်။ ဝါ၊ သည်လို။ ဝါ၊ သည်ပုံ။ ဝါ၊ သည်နည်း။ အဟောသိ၊ ပါပြီ။ ပဗ္ဗဇ္ဇော၊ ရှင်၊ ရဟန်း၏အဖြစ်သည်။ ဧဝံ၊ သို့။ အဟောသိ၊ ပါပြီ။ ပဓာနံ၊ ကမ္မဋ္ဌာန်းကိုအားထုတ်ခြင်းသည်။ ဧဝံ၊ သို့။ အဟောသိ၊ ပါပြီ။ အဘိသဇ္ဇေ၊ မိ၊ လေးပါးသောသစ္စာကိုထိုးထွင်း၍သိခြင်းသည်။ ဧဝံ၊ သို့။ အဟောသိ၊ ပါပြီ။ ဓမ္မစက္ကပဝတ္တနံ၊ တရားတည်းဟူသောစကြာရတနာကိုလည်စေတော်မူခြင်းသည်။ ဧဝံ၊ သို့။ အဟောသိ၊ ပါပြီ။ မာရိယ၊ ဘုရား။ တေ မယံ၊ တို့သည်။ ဝိပဿိမိ၊ သော။ ဘဂဝတိ၊ ဌံ၊ မြဟူစေရိယံ၊ ကို။ စရိတွာ၊ ကုန်၍။ ကာမေသု၊ ဝတ္ထုကာမတို့၌။ ကာမစ္ဆန္တံ၊ ကို။ ဝိရာဇေတွာ၊ အနာဂါမိမဂ်၏အစွမ်းအားဖြင့် တတ်ခြင်းကင်းစေကြကုန်၍။ ဣမ-ဣမသ္မိံ ဒေဝနိကာယေ၊ ဤအဝိဟာ မြဟူအပေါင်း၌။ ဥပပန္နော၊ ဖြစ်ကြရပါကုန်ပြီ။ ဣတိ၊ သို့။ အဝေါဝံ၊ လျှောက်ကြကုန်ပြီ။

ဘိက္ခဝေ၊ တို့။ တသ္မိံယေဝ ဒေဝနိကာယေ၊ ထိုအဝိဟာ မြဟူအပေါင်း၌သာလျှင်။ အနေကာနိ၊ ကုန်သော။ ဒေဝတာသဟဿာနိ၊ တို့သည်လည်းကောင်း။ အနေကာနိ၊ ကုန်သော။ ဒေဝတာသတသဟဿာနိ၊ မြဟူတို့၏အသိန်းတို့သည်လည်းကောင်း။ ဝါ၊ တို့သည်လည်းကောင်း။ ယေန-ဌာနေန၊ ၌။ အဟံ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ သို့။ ဥပသက်မိံသု၊ ကုန်၏။ ဥပသက်မိတွာ၊ ကုန်ပြီး၍။ မိံ၊ ကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍၊ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ အဋ္ဌံသု၊ ကုန်၏။ ဘိက္ခဝေ၊ တို့။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ ဌိတာ ခေါ်၊ ကုန်သော။ တာ ဒေဝတာ၊ တို့သည်။ မိံ၊ ကို။ တေ-ဝစနံ၊ ကို။ အဝေါဝံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါဝံ၊ ကုန်သနည်း။ “မာရိယ၊

ဘုရား။ တေရဟိ၊ ဣမသ္မိယေဝ ဘဒ္ဒကဠေ၊ ဣသလျှင်။ အရဟံ၊ သော။ သမ္ဗာ
သမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ လောကေ၊ ဣ။ ဥပ္ပန္နော၊ ဖြစ်တော်မူပါပြီ။ မာရိသ၊
ဘုရား။ ဘဂဝါ၊ သည်။ ဇာတိယာ၊ အားဖြင့်။ ခတ္ထိယော၊ ဤ။ ခတ္ထိယကုလေ၊ ဣ။
ဥပ္ပန္နော၊ ပါပြီ။ မာရိသ၊ ဘုရား။ ဘဂဝါ၊ သည်။ ဂေါတ္တေန၊ အားဖြင့်။ ဂေါတမော၊
ရှိပါ၏။ မာရိသ၊ ဘုရား။ ဘဂဝတော၊ ဤ။ အာယုပ္ပမာဏံ၊ သည်။ အပ္ပံ၊ သည်။
ပရိတ္တံ၊ သည်။ လဟကံ၊ သည်။ ဟောတိ၊ ပါ၏။ ယော-ပုဂ္ဂလော၊ သည်။ စိရံ၊ စွာ။ ဝါ၊
ပတ်လုံး။ ဇိဝတိ၊ ဤ။ သော-ပုဂ္ဂလော၊ သည်။ ဝဿသတံ၊ ပတ်လုံး။ ဇိဝတိ၊ ဤ။ ဝဿ
သတတော၊ ထက်။ ဘိယျော၊ အလွန်။ ဇိဝန္တော၊ သော။ ပုဂ္ဂလော၊ သည်။ အပ္ပံ ဝါ၊
ပတ်လုံးသော်လည်း။ ဇိဝတိ၊ ဤ။ မာရိသ၊ ဘုရား။ ဘဂဝါ၊ သည်။ အဿတ္ထဿ၊ ဤ။
မူလေ၊ ဣ။ အဘိသမ္ဗုဒ္ဓေါ၊ ပါပြီ။ မာရိသ၊ ဘုရား။ ဘဂဝတော၊ ဤ။ သာရိပုတ္တံ
မောဂ္ဂလာနံ နာမာသော၊ သာဝကယုဂံ၊ သည်။ အဂ္ဂံ၊ သည်။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သည်။
အဟောသိ၊ ပါပြီ။ မာရိသ၊ ဘုရား။ ဘဂဝတော၊ ဤ။ ဧကော၊ သော။ သာဝကာနံ၊
တို့၏။ သန္တိပါတော၊ သည်။ အစုတေဋ္ဌသာနိဘိက္ခုသတာနိ၊ တို့သည်။ အဟောသိ၊ ပါပြီ။
မာရိသ၊ ဘုရား။ ဘဂဝတော၊ ဤ။ သဗ္ဗေသံယေဝ၊ သာလျှင်ဖြစ်ကုန်သော။ ဝိဏာသ
ဝါနံ၊ ကုန်သော။ တနည်း-သဗ္ဗေသံယေဝ ဝိဏာသဝါနံ၊ ကုန်သော။ သာဝကာနံ၊
တို့၏။ ဧကော၊ သော။ အယံ သန္တိပါတော၊ သည်။ အဟောသိ၊ ပါပြီ။ မာရိသ၊ ဘုရား။
ဘဂဝတော၊ ဤ။ အာနန္ဒော၊ သော။ ဘိက္ခု၊ သည်။ ဥပဋ္ဌာကော၊ သော။ အဂ္ဂုပဋ္ဌာ
ကော၊ သည်။ အဟောသိ၊ ပါပြီ။ မာရိသ၊ ဘုရား။ ဘဂဝတော၊ ဤ။ ပိတာ၊ သည်။ သုဒ္ဓေါ
ဒနော၊ သော။ ရာဇာ၊ သည်။ အဟောသိ၊ ပါပြီ။ ဘဂဝတော၊ ဤ။ ဇနတ္ထိ၊ သော။
မာတာ၊ သည်။ မာယာ နာမာသော။ ဒေဝီ၊ သည်။ အဟောသိ၊ ပါပြီ။ ဘဂဝတော၊ ဤ။
ရာဇမာနီ၊ သည်။ ကပိလဝတ္ထု၊ သော။ နဂရံ၊ သည်။ အဟောသိ၊ ပါပြီ။ မာရိသ၊ ဘုရား။
ဘဂဝတော၊ ဤ။ အဘိနိက္ခမနံ၊ သည်။ ဧဝံ၊ ဤသို့။ အဟောသိ၊ ပါပြီ။ ပဗ္ဗန္တော၊ သည်။
ဧဝံ၊ သို့။ အဟောသိ၊ ပါပြီ။ ပဓာနံ၊ သည်။ ဧဝံ၊ သို့။ အဟောသိ၊ ပါပြီ။ အဘိသမ္ဗောဓိ၊
သည်။ ဧဝံ၊ သို့။ အဟောသိ၊ ပါပြီ။ ဓမ္မစက္ကပဝတ္တနံ၊ သည်။ ဧဝံ၊ သို့။ အဟောသိ၊ ပါပြီ။ မာရိသ၊
ဘုရား။ တေ မယံ၊ တို့သည်။ ဘဂဝတိ၊ ဣ။ မြဟ္မစရိယံ၊ ကို။ စရိတွာ၊ ကုန်ပြီး၍။ ကာမေသု၊
တို့၌။ ကာမတ္ထန္တံ၊ ကို။ ဝိရာဇေတွာ၊ ကုန်၍။ ဣမ-ဣမသ္မိယေဝ ကာယေ၊ ဣ။ ဥပပန္နော၊
ပါကုန်ပြီ။ ဣတိ၊ သို့။ အဝေါစုံ၊ လျှောက်ကြကုန်ပြီ။

၉၂။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အဝိဟာမြဟ္မာပြည်၌ လှည့်လည်ပြီးရာကာလမှ
နောက်၌။ အဟံ၊ ငါ့ဘုရားသည်။ အဝိဟေဟိ၊ ကုန်သော။ ဒေဝေဟိ၊ တို့နှင့်။ သဗ္ဗိ၊ ကွ။
ယေန-ဌာနေန၊ ဣ။ အတပ္ပါ၊ တစ်စုံတစ်ယောက်သောသတ္တဝါကို မပူပန်စေတတ်
ကုန်သည်၏အဖြစ်ကြောင့် အတပ္ပါ အမည်ရှိကုန်သော။ ဒေဝါ၊ တို့သည်။ သန္တိ၊ ကုန်၏။
တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်တော်မူပြီ။ [ဤအတပ္ပါဒေဝါ၊ တေနပသင်္က
မိ။ ပ။ အထ ခွါဟံ ဘိက္ခဝေ-ဟူသောဝါကျရှိ ပေယျာလသည် အဝိဟာမြဟ္မာတို့၏
ဂေါတမမြတ်စွာဘုရားအား လျှောက်ထားပုံဝါကျအတိုင်းဖြစ်၍ ရေးခဲ့ပြီးသောအတူ
ကို နည်းမှီးရန်ဖြစ်သည်။] ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ အတပ္ပါမြဟ္မာပြည်၌ လှည့်
လည်ပြီးရာ ကာလမှနောက်၌။ အဟံ၊ သည်။ အဝိဟေဟိ၊ ကုန်သော။ ဒေဝေဟိ၊

တို့နှင့်လည်းကောင်း၊ အတပေပုဟိ၊ ကုန်သော။ ဒေဝေဟိ စ၊ တို့နှင့် လည်းကောင်း။ သဒ္ဓိံ၊ ကု။ ယေန-ဌာနေန၊ ဌ။ သုဒဿာ၊ ကောင်းသောမြင်အပ်သော ရူပါရုံရှိကုန်သည်၏အဖြစ်ကြောင့် သုဒဿာ အမည်ရှိကုန်သော။ ဒေဝါ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိံ၊ မူပြီ။ ပ။ [ဤမြဟ္မာများလျှောက်ထားပုံဝါကုများသည် ပေယျာလများဖြစ်ပြန်၍ ပေယျာလနှင့်ပြုပါသည်။] ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ သုဒဿာမြဟ္မာပြည်၌ လှည့်လည်ပြီးရာ ကာလမှနောက်၌။ အဟံ၊ သည်။ အဝိဟေဟိ၊ ကုန်သော။ ဒေဝေဟိ စ၊ တို့နှင့်လည်းကောင်း။ အတပေပုဟိ၊ ကုန်သော။ ဒေဝေဟိ စ၊ တို့နှင့်လည်းကောင်း။ သုဒဿဟိ၊ ကုန်သော။ ဒေဝေဟိ စ၊ တို့နှင့်လည်းကောင်း။ သဒ္ဓိံ၊ ကု။ ယေန-ဌာနေန၊ ဌ။ သုဒဿိ၊ ကုန်သော။ ဝါ၊ ကောင်းစွာရှုမြင်တတ်ကုန်သည်၏အဖြစ်ကြောင့် သုဒဿိ အမည်ရှိကုန်သော။ ဝါ၊ ကောင်းစွာရှုမြင်တတ်သော စက္ခုဝိညာဏ်ရှိကုန်သည်၏အဖြစ်ကြောင့် သုဒဿိအမည်ရှိကုန်သော။ ဒေဝါ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိံ၊ မူပြီ။ ပ။ ဘိက္ခဝေ၊ တို့။ အထ-ပစ္စာ၊ သုဒဿိ မြဟ္မာပြည်၌ လှည့်လည်ပြီးရာ ကာလမှနောက်၌။ အဟံ၊ သည်။ အဝိဟေဟိ၊ ကုန်သော။ ဒေဝေဟိ စ၊ တို့နှင့်လည်းကောင်း။ အတပေပုဟိ၊ ကုန်သော။ ဒေဝေဟိ စ၊ တို့နှင့်လည်းကောင်း။ သုဒဿဟိ၊ ကုန်သော။ ဒေဝေဟိ စ၊ တို့နှင့်လည်းကောင်း။ သုဒဿိဟိ၊ ကုန်သော။ ဒေဝေဟိ စ၊ တို့နှင့်လည်းကောင်း။ သဒ္ဓိံ၊ ကု။ ယေန-ဌာနေန၊ ဌ။ အကနိဋ္ဌာ၊ အလုံးစုံသောမိဂေဂုဏ်၊ ဘဝသမ္ပတ္တိတို့ဖြင့် အငယ်ရှိကုန်သည်၏အဖြစ်ကြောင့် အကနိဋ္ဌအမည်ရှိကုန်သော။ ဒေဝါ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိံ၊ ပြီ။ ဘိက္ခဝေ၊ တို့။ တသ္မိံ ဒေဝနိကာယေ၊ ထိုအကနိဋ္ဌမြဟ္မာအပေါင်း၌။ အနေကာနိ၊ ကုန်သော။ ဒေဝတာသဟဿာနိ၊ တို့သည်လည်းကောင်း။ အနေကာနိ၊ ကုန်သော။ ဒေဝတာသတသဟဿာနိ၊ တို့သည်လည်းကောင်း။ ယေန-ဌာနေန၊ ဌ။ အဟံ၊ ငါဘုရားသည်။ အတ္တိ၊ ၏။ တေန-ဌာနေန၊ သံ။ ဥပသင်္ကမိံ သု၊ ကုန်၏။ ဥပသင်္ကမိံတွေ၊ ကုန်ပြီး၍မံ၊ ကို။ အဘိငါဒေဘွာ၊ ကုန်ပြီး၍ ကေမန္တံ၊ အောင်။ ပါ၊ ဌ။ အဋ္ဌံ သု၊ ကုန်၏။

ဘိက္ခဝေ၊ တို့၊ ကေမန္တံ၊ အောင်။ ဝါ၊ ဌ။ ဝိတဝခေါ၊ ကုန်သော။ တာ ဒေဝတာ၊ တို့သည်။ မံ၊ ကို။ ဧဝံ-ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း?။ “မာရိသ၊ ဘုရား။ ဣတော-ဘဒ္ဒကပ္ပတော၊ မှ။ ယံ-ယသ္မိံ ကေနဂုတိကပ္ပေ၊ ဌ။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ လောကေ၊ ဌ။ ဥဒပါဒိ၊ ပြီ။ ဣတော-ဘဒ္ဒကပ္ပတော၊ မှ။ သော ကေနဂုတိကပ္ပေ၊ သည်။ ပုဗ္ဗေနိ ဝါသော၊ သည်။ ဟောတိ၊ ၏။ မာရိသ၊ ဘုရား။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ ဇာတိယာ၊ အားဖြင့်။ ခတ္တိယော၊ သည်။ အဟော သိ၊ ပါပြီ။ ခတ္တိယကုလေ၊ ဌ။ ဥဒပါဒိ၊ ပြီ။ မာရိသ၊ ဘုရား။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်းဝေါတ္တေန၊ အားဖြင့်။ ကောဏ္ဍညော၊ သည်။ အဟော သိ၊ ပါပြီ။ မာရိသ၊ ဘုရား။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓော၊ သော။ ဘဂဝတော၊ ၏။ အာယုပ္ပမာဏံ၊ သည်။ အသိတိဝဿသဟဿာနိ၊ တို့သည်။ အဟော သိ၊ ပါပြီ။ မာရိသ၊ ဘုရား။ ဝိပဿိ၊ သော။ အရဟံ၊ သော။ သမ္မာ

သမ္ပုဒ္ဓေါ၊ သော၊ ဘဂဝေါ၊ သည်။ ပါဠိလိယာ၊ ၎င်း။ မူလော ဌ။ အတိသမ္ပုဒ္ဓေါ၊ ပြီ။
 မာရိယ၊ ဘုရား။ ဝိပဿိယာ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ပုဒ္ဓယ၊ သော။
 ဘဂဝတော၊ ၎င်း။ ခဏ္ဍတိယံ နာမ၊ သော။ သာဝကယုဂံ၊ သည်။ အဂ္ဂံ၊ သည်။ အဂ္ဂံ၊
 ကြောင့်။ တဒ္ဓယုဂံ၊ သည်။ အဟောသိ၊ ပြီ။ မာရိယ၊ ဘုရား။ ဝိပဿိယာ၊ သော။ အရဟ
 တော၊ သော။ သမ္မာသမ္ပုဒ္ဓယ၊ သော။ ဘဂဝတော၊ ၎င်း။ ဧကော၊ သော။ သာဝ
 ကာနံ၊ တို့၏။ သန္တိပါတော၊ သည်။ အဋ္ဌသဗ္ဗိတိက္ခုသတသဟသံ၊ သည်။ အဟောသိ၊
 ပြီ။ ဧကော၊ သော။ သာဝကာနံ၊ တို့၏။ သန္တိပါတော၊ သည်။ ဘိက္ခုသတသဟသံ၊ ☰
 သည်။ အဟောသိ၊ ပြီ။ ဧကော၊ သော။ သာဝကာနံ၊ တို့၏။ သန္တိပါတော၊ သည်။ အသိ
 တိဘိက္ခုသဟသာနိ၊ တို့သည်။ အဟောသိ၊ ပြီ။ ဣတိ၊ သို့။ တယော၊ ကုန်သော။
 သာဝကာနံ၊ တို့၏။ သန္တိပါတော၊ သည်။ အဟောသံ၊ ကုန်ပြီ။ မာရိယ၊ ဘုရား။ ဝိပ
 ဿိယာ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ပုဒ္ဓယ၊ သော။ ဘဂဝတော၊ ၎င်း။
 သဗ္ဗေသံ ယေဝ၊ သာလျှင်ဖြစ်ကုန်သော။ ဒိဏာသဝါနံ၊ ကုန်သော။ သာဝကာနံ၊
 တို့၏။ တယော၊ ကုန်သော။ ဣမေ သန္တိပါတော၊ တို့သည်။ အဟောသံ၊ ကုန်ပြီ။
 မာရိယ၊ ဘုရား။ ဝိပဿိယာ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ပုဒ္ဓယ၊
 သော။ ဘဂဝတော၊ ၎င်း။ အသောကော နာမ၊ သော။ ဘိက္ခု၊ သည်။ အဂ္ဂု
 ပဋ္ဌာကော၊ သော။ ဥပဋ္ဌာကော၊ သည်။ အဟောသိ၊ ပြီ။ မာရိယ၊ ဘုရား။ ဝိပဿိယာ၊
 သော။ အရဟတော၊ သော။ သမ္မာသမ္ပုဒ္ဓယ၊ သော။ ဘဂဝတော၊ ၎င်း။ ပိတော၊ သည်။
 ဗန္ဓုမာ နာမ၊ သော။ ရာဇော၊ သည်။ အဟောသိ၊ ပြီ။ ဘဂဝတော၊ ၎င်း။ ဇနေတ္တိ၊ သော။
 မာတာ၊ သည်။ ဗန္ဓုမတီ နာမ၊ သော။ ဒေဝီ၊ သည်။ အဟောသိ၊ ပြီ။ ဗန္ဓုမယ၊
 သော။ ရညော၊ ၎င်း။ ရာဇဇောနိ၊ သည်။ ဗန္ဓုမတီ နာမ၊ သော။ နဝရံ၊ သည်။ အဟော
 သိ၊ ပြီ။ မာရိယ၊ ဘုရား။ ဝိပဿိယာ၊ သော။ အရဟတော၊ သော။ သမ္မာသမ္ပုဒ္ဓယ၊
 သော။ ဘဂဝတော၊ ၎င်း။ အဘိနိက္ခမနံ၊ သည်။ ဧဝံ၊ သို့။ အဟောသိ၊ ပြီ။ ပဗ္ဗဇ္ဇော၊ သည်။
 ဧဝံ၊ သို့။ အဟောသိ၊ ပြီ။ ပဝေနံ၊ သည်။ ဧဝံ၊ သို့။ အဟောသိ၊ ပြီ။ အဘိသမ္မောမိ၊ သည်။
 ဧဝံ၊ သို့။ အဟောသိ၊ ပြီ။ ဓမ္မစက္ကပဝတ္တနံ၊ သည်။ ဧဝံ၊ သို့။ အဟောသိ၊ ပြီ။ မာရိယ၊
 ဘုရား။ တေ မယံ တို့သည်။ ဝိပဿိမ္ပိ၊ သော။ ဘဂဝတိ၊ ဌ။ မြဟ္မစရိယံ၊ ကို။ စရိတွာ၊
 ကုန်၍။ ကာမေယု၊ တို့၌။ ကာမစန္ဒိ၊ ကို။ ဝိရာဇေတွာ၊ ကုန်၍။ ဣမ-ဣမသ္မိံ ဒေဝ
 နိကာယေ၊ ဌ။ ဥပပန္နောပါကုန်ပြီ။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ*။ ဘိက္ခဝေ၊ တို့။

* မှတ်ချက်။ ။ [ဤအဝါပ၊ အတပု၊ သုဒယ၊ သုဒသီ၊ အကနိဋ္ဌမြဟ္မာတို့
 သည် ဝိပဿိ မြတ်စွာဘုရား၏ ပုဗ္ဗေနိဝါသ၊ ဇာတိ၊ ကုလ၊ ဂေါတ္တ၊ အာယုပ္ပမာ
 ဏစသည်တို့ကိုသာ ဤမြတ်စွာဘုရားအားလျှောက်ထားသည်မဟုတ်။ သိဒ္ဓိ၊
 ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုမ်၊ ကဿပမြတ်စွာဘုရားတို့၏ ပုဗ္ဗေနိဝါသ၊
 ဇာတိ၊ ကုလ၊ ဂေါတ္တ၊ အာယုပ္ပမာဏ-စသည်တို့ကိုလည်း လျှောက်ထားသေး
 ၎င်း။ လျှောက်ထားပုံဝါကျသွားကိုကား ပါဠိတော်၌ပင် ဝါကျပေယျာလမြုလုပ်
 ထားသည်ဖြစ်ရာ ထိုပေယျာလများကို ဝိပဿိအစ၊ ဂေါတမအဆုံးထား၍
 ပေးခဲ့သောဝါကျနည်းအတိုင်း ဖော်စေရမည်။]

တသ္မိယေဝ ဒေဝနိကာယေ၊ ထိုအကနိဋ္ဌမြဟ္မာအပေါင်း၌သာလျှင်။ အနေကာနိ၊ ကုန်သော။ ဒေဝတာသဟဿာနိ၊ ထိုသည်လည်းကောင်း။ အနေကာနိ၊ ကုန်သော။ ဒေဝတာသဟဿာနိ၊ ထိုသည်လည်းကောင်း။ ယေန-ဌာနေနာ၌။ အဟံ၊ သည်။ အတ္ထိ၊ နိ။ တေန-ဌာနေနာသို့။ ဥပသက်မိသု၊ ကုန်၏။ ဥပသက်မိတွာ၊ ကုန်ပြီး၍။ မံကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ အဋ္ဌသု၊ ကုန်၏။ ဘိက္ခဝေ၊ တို့။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ ဌိတာခေါ၊ ကုန်ပြီးသော။ တာ ဒေဝတာ၊ တို့သည်။ မံကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း?။ “မာရိသ၊ ဘုရား။ ဣတော-ဘဒ္ဒကပ္ပတော၊ မှ။ ဧကတိံသေ၊ သုံးဆယ်တစ်ခုတို့၏ပြည့်ကြောင်း ဖြစ်သော။ ယံ-ယသ္မိံ ကပ္ပေ၊ ၌။ သိဒ္ဓိ၊ သိဒ္ဓိအမည်ရှိတော်မူသော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ လောကော၌။ ဥဒပါဒါ၊ ပြီ။ ဣတော-ဘဒ္ဒ ကပ္ပတော၊ မှ။ သော ဧကတိံသကပ္ပေါ၊ သည်။ ပုဗ္ဗေနိဝါသော၊ သည်။ ဧတောတိ၊ ၎င်း။ ပ။ မာရိသ၊ ဘုရား။ တေ မယံ၊ တို့သည်။ သိဒ္ဓိမ္ပိ၊ သော။ ဘဂဝတိ၊ ၌။ ပ။ မာရိသ၊ ဘုရား။ ဧကတိံသေ၊ သော။ တသ္မိယေဝ ကပ္ပေ၊ ၌သာလျှင်။ ဝေဿဘူ၊ သော။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ လောကော၌။ ဥဒပါဒါ၊ ပြီ။ ။ ပ။ မာရိသ၊ ဘုရား။ တေ မယံ၊ တို့သည်။ ဝေဿဘုမ္ပိ၊ သော။ ဘဂဝတိ၊ ၌။ ပ။ မာရိသ၊ ဘုရား။ ဣမသ္မိယေဝ ဘဒ္ဒကပ္ပေ၌သာလျှင်၊ ကကုသန္ဓော၊ သော။ ဘဂဝါ၊ သည်လည်းကောင်း။ ကောဏာဂမနော၊ သော။ ဘဂဝါ၊ သည်လည်း ကောင်း။ ကဿပေါ၊ သော။ ဘဂဝါ၊ သည်လည်းကောင်း။ လောကော၌။ ဥဒပါဒါ၊ ပြီ။ ။ ပ။ မာရိသ၊ ဘုရား။ တေ မယံ၊ တို့သည်။ ကကုသန္ဓမ္ပိ၊ သော။ ဘဂဝတိ၊ ၌။ ပ။ ကောဏာ ဂမနမ္ပိ၊ သော။ ဘဂဝတိ၊ ၌။ ပ။ ကဿပမ္ပိ၊ သော။ ဘဂဝတိ၊ ၌။ မြဟ္မစရိယံ၊ ကို။ စရိတွာ၊ ကုန်၍။ ကာမေသု၊ တို့၌။ ကာမန္တံ၊ ကို။ ဝိရာဇေတွာ၊ ကုန်၍။ ဣမ-ဣမသ္မိံ ဒေဝနိကာယေ၊ ဤအကနိဋ္ဌမြဟ္မာအပေါင်း၌။ ဥပပန္နာ၊ ကုန်ပြီ”။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။

၉၃။ ဘိက္ခဝေ၊ တို့။ တသ္မိယေဝ ဒေဝနိကာယေ၊ ၌သာလျှင်။ အနေကာနိ၊ ကုန်သော။ ဒေဝတာသဟဿာနိ၊ ထိုသည်လည်းကောင်း။ အနေကာနိ၊ ကုန်သော။ ဒေဝတာသဟဿာနိ၊ ထိုသည်လည်းကောင်း။ ယေန-ဌာနေနာ၌။ အဟံ၊ သည်။ အတ္ထိ၊ နိ။ တေန-ဌာနေနာသို့။ ဥပသက်မိသု၊ ကုန်၏။ ဥပသက်မိတွာ၊ ကုန်ပြီး၍။ မံကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ အဋ္ဌသု၊ ကုန်၏။ ဘိက္ခဝေ၊ တို့။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ ဌိတာခေါ၊ တည်ကုန်ပြီးသော။ တာ ဒေဝတာ၊ တို့သည်။ မံကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း?။ “မာရိသ၊ ဘုရား။ တေရဟံ၊ ၌။ ဣမသ္မိယေဝ ဘဒ္ဒကပ္ပေ၊ ၌သာလျှင်။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ ဘဂဝါ၊ သည်။ လောကော၌။ ဥပပန္နော၊ ပါပြီ။ မာရိသ၊ ဘုရား။ ဘဂဝါ၊ သည်။ ဇာတိယာ၊ အားဖြင့်။ ခတ္ထိယော၊ ၎င်း။ ခတ္ထိယကုလေ၊ ၌။ ဥပပန္နော၊ ပြီ။ မာရိသ၊ ဘုရား။ ဘဂဝါ၊ သည်။ ဝေါတ္တေန၊ ဖြင့်။ ဝေါတမော၊ သည်။ အဟောသိ၊ ပြီ။ မာရိသ၊ ဘုရား။ ဘဂဝတော၊ ၎င်း။ အာယုပ္ပမာဏံ၊ သည်။ အပ္ပကံ၊ ပါ၏။ ပရိတ္တံ၊ ပါ၏။ လဟကံ၊ ပါ၏။ ယော-ပုဂ္ဂလော၊ သည်။ စိရံ၊ ပတ်လုံး။ ဇီဝတိ၊ ၎င်း။

သော-ပုဂ္ဂလောသသည်။ ဝဿသတံ၊ ပတ်လုံး။ ဇီဝတိ၊ ၎င်း။ ဝဿသတတော၊ ထက်။
 ဘိယျော၊ အလွန်။ ဇီဝန္တောသော၊ ပုဂ္ဂလောသည်။ အပွံဝါ၊ ပတ်လုံးသော်လည်း။
 ဇီဝတိ၊ အသက်ရှင်ရ၏။ မာရိသ၊ ဘုရား။ ဘဂဝါ၊ သည်။ အဿတ္ထဿ၊ ၎င်း။ မူလေ၊
 ဌ။ ဝါ၊ ဌ။ အဘိသမ္ဘုဒ္ဓေါ၊ ပြီး။ မာရိသ၊ ဘုရား။ ဘဂဝတော၊ ၎င်း။ သာရိပုတ္တမောဂ္ဂလာ၊
 နံနာမာသော။ သာဝကယုဂံ၊ သည်။ အဂ္ဂံ၊ သည်။ အဂ္ဂံ၊ ကြောင့်။ ဘဒ္ဒယုဂံ၊ သည်။
 အဟောသိ၊ ပြီး။ မာရိသ၊ ဘုရား။ ဘဂဝတော၊ ၎င်း။ ဧကောသော၊ သာဝကနံ၊
 တို့၏။ သန္နိပါတော၊ သည်။ အခုခကဋ္ဌသဘိက္ခုသတာနိ၊ တို့သည်။ အဟောသိ၊
 ပါပြီ။ မာရိသ၊ ဘုရား။ ဘဂဝတော၊ ၎င်း။ သဗ္ဗေသံယေဝ၊ သာလျှင်ဖြစ်ကုန်သော။
 ဝိဏာသဝါနံ၊ ကုန်သော။ သာဝကနံ၊ တို့၏။ ဧကောသော။ အယံ သန္နိပါတော၊
 သည်။ အဟောသိ၊ ပါပြီ။ မာရိသ၊ ဘုရား။ ဘဂဝတော၊ ၎င်း။ အာနန္ဒော နာမာသော။
 ဘိက္ခု၊ သည်။ အဂ္ဂုပဋ္ဌာကော၊ သော။ ဥပဋ္ဌာကော၊ သည်။ အဟောသိ၊ ပါပြီ။
 မာရိသ၊ ဘုရား။ ဘဂဝတော၊ ၎င်း။ ဝိတာ၊ သည်။ သုဒ္ဓေါဒနော နာမာသော။ ရာဇာ၊
 သည်။ အဟောသိ၊ ပြီး။ ဘဂဝတော၊ ၎င်း။ ဇနတ္ထိ၊ သော။ မာတာ၊ သည်။ မာယာ၊
 နာမာသော။ ဒေဝီ၊ သည်။ အဟောသိ၊ ပြီး။ ဘဂဝတော၊ ၎င်း။ ရာဇောနိ၊ သည်။
 ကပိလဝတ္ထု၊ သော။ နဂရံ၊ သည်။ အဟောသိ၊ ပြီး။ ဘဂဝတော၊ ၎င်း။ အဘိနိက္ခမနံ၊
 သည်။ ဧဝံသ္မိ၊ အဟောသိ၊ ပြီး။ ပဗ္ဗဇ္ဇာ၊ သည်။ ဧဝံသ္မိ၊ အဟောသိ၊ ပြီး။ ပဓာနံ၊
 သည်။ ဧဝံသ္မိ၊ အဟောသိ၊ ပြီး။ အဘိသမ္ဗောဓိ၊ သည်။ ဧဝံ သ္မိ၊ အဟောသိ၊ ပြီး။
 ဓမ္မစက္ကပဝတ္တနံ၊ သည်။ ဧဝံသ္မိ၊ အဟောသိ၊ ပြီး။ မာရိသ၊ ဘုရား။ တေ မယံတို့သည်။
 ဘဂဝတိ၊ ဌ။ မြဟ္မစရိယံ၊ ကို။ စရိတ္တာ၊ ကုန်ပြီး၍။ ကာမေသုတို့၌။ ကာမစ္ဆန္တံ၊ ကို။
 ဝိရာဇေတွာ၊ ကုန်ပြီး၍။ ဣမ-ဣမသို့ ဒေဝနိကာယေ၊ ဤ အကနိဋ္ဌမြဟ္မာအပေါင်း၌။ ဥပ
 ပန္နာ၊ မါကုန်ပြီ။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။

၉၄။ ဘိက္ခဝေတို့။ ဣတိ ခေါ၊ ဤသို့သာလျှင်။ ယဿာ ဓမ္မဓာတုယာ၊ အကြင်
 တရားတို့၏သဘောဖြစ်၍ဖြစ်သော လေးပါးသောသစ္စာ၏။ ဝါ၊ ကို။ ဝါ၊ အကြင်ဥေယျ
 ဝါးတန် တရားမှန်ကို ကော်သိမှတ်တတ်သော သဗ္ဗညုတဉာဏ်၏။ ဝါ၊ ကို။ ဝါ၊
 အကြင်သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်မှတ်သား တတ်သော
 အရဟတ္တမဂ်ဉာဏ်၏။ ဝါ၊ ကို။ သုပုဋိဝိဒ္ဓတ္တာ၊ ကောင်းစွာထိုးထွင်း၍ သိတော်မူအပ်
 ပြီးသည်၏အဖြစ်ကြောင့်။ တထာဂတော၊ သည်။ အတိတေ၊ ကုန်ပြီးသော။ ပရိနိဗ္ဗ၊
 တေ၊ ကုန်ပြီးသော။ ဆိန္ဒုပပဉ္စေ၊ ကုန်ပြီးသော။ ဆိန္ဒုဝဋ္ဌ၊ မေ၊ ကုန်ပြီးသော။ ပရိယာ၊
 ဝိန္ဒုဝဋ္ဌေ၊ ကုန်ပြီးသော။ သဗ္ဗဒုက္ခဝိတိဝတ္ထေ၊ ကုန်ပြီးသော။ ဗုဒ္ဓေ၊ တို့ကို။ “တေ
 ဘဂဝန္တောတို့သည်။ ဧဝံဇစ္စာ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ဣတိပိ၊ ဤသို့လည်း
 ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံနာမာ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။
 ဣတိပိ၊ ဤသို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဂေါတ္တာ၊ ကုန်သည်။
 အဟောသုံ၊ ကုန်ပြီ။ ဣတိပိ၊ ဤသို့လည်းကောင်း။ တေ ဘဂဝန္တောတို့သည်။ ဧဝံသီလာ။
 ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ဣတိပိ၊ ဤသို့လည်းကောင်း။ တေ ဘဂဝန္တော၊
 တို့သည်။ ဧဝံဓမ္မာ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ဣတိပိ၊ ဤသို့လည်းကောင်း။ တေ
 ဘဂဝန္တောတို့သည်။ ဧဝံပညာ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်း

ကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိဟာရီ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။
 ဣတိပိ၊ သို့လည်းကောင်း။ ဘေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်သည်။
 အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်းကောင်း။ ဇာတိတောပိ၊ အားဖြင့်လည်း။ အနုဿ
 ရတိ၊ ၎င်း။ နာမတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ ဂေါတ္တတောပိ၊ အားဖြင့်
 လည်း။ အနုဿရတိ၊ ၎င်း။ အာယုပ္ပမာဏာတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။
 သာဝကယုဂတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ သာဝကသန္နိပါတတောပိ၊
 အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ ဧသာ မဗ္ဗဓာတုကို။ တထာဂတဿေဝ၊ သည်သာ
 လျှင်။ သုပ္ပင်္ဂိဒ္ဓါ၊ ကောင်းစွာထိုးထွင်း၍ သိတော်မူအပ်ပြီ။

ယေန-အတ္ထေန၊ အကြင်အကြောင်းကြောင့်။ တထာဂတော၊ သည်။ အတိတေ၊
 ကုန်ပြီးသော။ ပရိနိဗ္ဗုတေ၊ ကုန်ပြီးသော။ ဆိန္နပပဇ္ဇေ၊ ကုန်ပြီးသော။ ဆိန္နဝဠုမေ၊
 ကုန်ပြီးသော။ ပရိယာဒိန္နဝဇ္ဇေ၊ ကုန်ပြီးသော။ သဗ္ဗဒုက္ခဝိတိဝတ္ထေ၊ ကုန်ပြီးသော။
 ဗုဒ္ဓေ၊ တို့ကို။ “တေ-ဘဂဝန္တော၊ တို့သည်။ ဧဝံဇော၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။
 ဣတိပိ၊ ဤသို့လည်းကောင်း။ တေ-ဘဂဝန္တော၊ တို့သည်။ ဧဝံနာမာ၊ ကုန်သည်။
 အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်းကောင်း။ တေ-ဘဂဝန္တော၊ တို့သည်။ ဧဝံဂေါတ္တာ၊
 ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်းကောင်း။ တေ-ဘဂဝန္တော၊
 တို့သည်။ ဧဝံသီလာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်းကောင်း။ တေ-
 ဘဂဝန္တော၊ တို့သည်။ ဧဝံမဗ္ဗာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်း
 ကောင်း။ တေ-ဘဂဝန္တော၊ တို့သည်။ ဧဝံပညာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်း
 ကောင်း။ ဘေ-ဘဂဝန္တော၊ တို့သည်။ ဧဝံဝိဟာရီ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။
 ဣတိပိ၊ သို့လည်းကောင်း။ တေ-ဘဂဝန္တော၊ တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်သည်။ အဟေ
 သံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်းကောင်း။” ဇာတိတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊
 ၎င်း။ နာမတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ ဂေါတ္တတောပိ၊ အားဖြင့်လည်း။
 အနုဿရတိ၊ ၎င်း။ အာယုပ္ပမာဏာတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ သာဝက
 ယုဂတောပိ၊ အားဖြင့်လည်း။ အနုဿရတိ၊ ၎င်း။ သာဝကသန္နိပါတတောပိ၊ အားဖြင့်
 လည်း။ အနုဿရတိ၊ ၎င်း။ ဧတမတ္ထံ၊ ဤအကြောင်းကို။ ဒေဝတာပိ၊ တို့သည်လည်း။
 တထာဂတဿ၊ အား။ အာဇောစေသံ၊ ကုန်ပြီ။” ဣတိ၊ သို့။ အဝေါစ၊ မိန့်တော်မူပြီ။

ဘဂဝါ၊ သည်။ ဣဒံ-သုတ္တံ၊ ဤမဟာပဒါနသုတ်ကို။ အဝေါစ၊ မူပြီ။ တေ သိက္ခ။
 တို့သည်။ အတ္တမနာ၊ မိမိစိတ်ရှိကြကုန်သည်။ ဝါ၊ ပီတိ၊ သောမနဿတို့သည် ယူအပ်
 သောစိတ်ရှိကုန်သည်။ ဟုတွာ၊ ကုန်၍။ ဘဂဝတော၊ ၎င်း။ ဝါ၊ သည်။ ဘာသိတံ၊
 ဟောတော်မူအပ်သော မဟာပဒါနသုတ်ကို။ အဘိနန္ဒါ၊ ဝမ်းမြောက်နှစ်သက် ရှင်
 အားတက်လျက် လက်ခံသိမ်းပိုက်ကြကုန်ပြီ။ ဣတိ-ဧဝံ၊ ဤသို့ များစွာသောအခြင်း
 အရာတို့တွင် တပါးသောအခြင်းအရာအားဖြင့်။ သုတံ၊ အပ်ပါပြီ။ တနည်း-ဣတိ-
 ဧဝံ၊ အားဖြင့်။ သုတံ၊ ကြားနာရခြင်းသည်။ အဟောသိ၊ ပြီ။ ဣတိ၊ သို့။ ဝိဿဇ္ဇေသိ၊
 ဖြေဆိုပြီ။ ဣတိ၊ ဤတွင် မဟာပဒါနသုတ်ကို ဆိုရန်စကားရပ် ပြီးဆုံးလတ်၍ လက်စ

သတ်လိုက်ပြီ။ တနည်း—ဣတိ၊ ဤကား မဟာပဒါနသုတ်၏အပြီးတည်း။ တနည်း—ဣတိ
ဣဒံ ပရိသမာပနံ၊ ဤသို့မဟာပဒါနသုတ်၏အပြီးအဆုံးသို့ရောက်ခြင်းကို။ ဒဋ္ဌဗ္ဗိ၊ ရှုမှတ်
အပ်၏။

မဟာပဒါနသုတ္တံ၊ သည်။ နိဋ္ဌိတံ၊ ပြီ။



၂-မဟာနိဒါနသုတ်

ပဋိစ္စသမုပ္ပါဒ

[ဧဝံ မေ သုတံ အနက်များကို သီလက္ခန္ဓဝဂ် မြဟ္မဇာလသုတ်တွင် ရေးခဲ့ပြီ။]

၉၅။ ကေ၊ သော၊ သမယံ၊ ဣ၊ ဘဂဝါ၊ သည်း၊ ကုရူသု၊ ကုရုအမည်ရှိကုန်သော။
ဇနပဒေ၊ ဇနပုဒ်ဣ။ တနည်း-ကုရူသု၊ သော။ ဇနပဒေဣ။ တနည်း-ကုရူသု၊ ကုရု
အမည်ရှိကုန်သော။ ဇနပဒေသု၊ တို့ဣ။ ကမ္မာသဒဗ္ဗံနာမ၊ ကမ္မာသဒဗ္ဗအမည်ရှိ
သော။ ဝါ၊ ပြောက်ကျားသောခြေရှိသော မဟာပေါရိသာဒကို ဆုံးမရာ၏အဖြစ်
ကြောင့် ကမ္မာသဒဗ္ဗအမည်ရှိသော။ ဝါ၊ ပြောက်ကျားသောခြေရှိသော စူဠပေါရိ
သာဒကို ဆုံးမရာ၏အဖြစ်ကြောင့် ကမ္မာသဒဗ္ဗအမည်ရှိသော။ တနည်း-ကမ္မာသ
ဓမ္မံနာမ၊ မြောက်ကျွန်းသူတို့၏ငါးပါးသီလဓမ္မတာတရား၏ ပြောက်ကျားရု၏အဖြစ်
ကြောင့် ကမ္မာသဒဗ္ဗအမည်ရှိသော။ ကုရူနံ၊ ကုရူမင်းတို့၏။ ယေ နိဂမော၊ အကြင်
နိဂုံးသည်။ အတ္ထိ၊ ။ (တံ နိဂမံကို။ ဝေါစရဂါမံ၊ ဆွမ်းခံရွာကို။ ကတွာ၊ မူ၍။) ဝိဟုတေ၊
နေတော်မူ၏။ အထ-တသ္မိံ၊ ကာလေ၊ မြတ်စွာဘုရား၏ ကုရုတိုင်း ကမ္မာသဒဗ္ဗအမည်
ရှိသောကုရုမင်းတို့၏ နိဂုံးကို ဆွမ်းခံရွာပြု၍နေတော်မူရာ ထိုအခါ၌။ အာယသ္မာ အာ
နန္ဓော၊ သည်း။ ယေန-ဌာနေန၊ ဣ၊ ဘဂဝါ၊ သည်း။ အတ္ထိ၊ မူ၍။ တေန-ဌာနေန၊ သို့။
ဥပသက်မိ၊ ။ ဥပသက်မိတွာ၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ၍။ ဧကမန္တံ၊
တစ်ခုသောအစွန်အဖျား အနားကျအောင်။ ဝါ၊ တစ်ခုသောအစွန်အဖျား အနား
အရပ်၌။ ဝါ၊ ဝေး၊ နီး၊ လေညာ မြင့်လွန်းရာနှင့် ရွှေမှာစုစု နောက်ရပ်ထူးဟု
ခြောက်ဦးညစ်ကြေး နေပြစ်ဘေးမှ ကင်းဝေးလျောက်ပတ် ခ၊ ဆည်းကပ်ဘို့ သင့်
မြတ်သော တစ်ခုသော အစွန်းအဖျား အနားကျအောင်။ ဝါ၊ ဝေး၊ နီး၊ လေညာ
မြင့်လွန်းရာနှင့် ရွှေမှာစုစု နောက်ရပ်ထူးဟု ခြောက်ဦးညစ်ကြေး နေပြစ်ဘေးမှ
ကင်းဝေးလျောက်ပတ် ခ၊ ဆည်းကပ်ဘို့ သင့်မြတ်သော တစ်ခုသောအစွန်အဖျား အ
နားအရပ်၌။ ဝါ၊ ဝေး၊ နီး၊ ရွှေ၊ နောက် လေအောက်၊ လေညာ နိမ့်၊ မြင့်ရာဟု ရှစ်
ဖြာညစ်ကြေး နေပြစ်ဘေးမှ ကင်းဝေးလျောက်ပတ် ခ၊ ဆည်းကပ်ဘို့ သင့်မြတ်သော
တစ်ခုသော အစွန်အဖျား အနားကျအောင်။ ဝါ၊ ဝေး၊ နီး၊ ရွှေ၊ နောက် လေအောက်၊
လေညာ နိမ့်၊ မြင့်၊ ရာဟု ရှစ်ဖြာညစ်ကြေး နေပြစ်ဘေးမှ ကင်းဝေးလျောက်ပတ်
ခ၊ ဆည်းကပ်ဘို့ သင့်မြတ်သော တစ်ခုသော အစွန်အဖျား အနားအရပ်၌။ နိသိဒ္ဓိ၊
နေ၏။ ဧကမန္တံ၊ တစ်ခုသောအစွန်အဖျား အနားကျအောင်။ ဝါ၊ တစ်ခုသောအစွန်
အဖျား အနားအရပ်၌။ နိသိန္ဓော ခေါ်၊ နေပြီးသော။ အာယသ္မာ အာနန္ဓော၊ သည်း။
ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ လျောက်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။
“တန္တေ၊ မြတ်စွာဘုရား။ အစ္စရိယံ၊ လက်ဖျစ်ရိုက်တီး မြေတုန်ဟည်းအောင် အံ့ချီး
မြင်းငှါ ထိုက်ပါပေစွ။ ကသ္မာ၊ ကြောင့်။ အစ္စရိယံ၊ ပါသနည်း။ တန္တေ၊ ဘုရား။ ယသ္မာ၊
ကြောင့်။ အယံ ပဋိစ္စသမုပ္ပါဒေါ၊ ဤပဋိစ္စသမုပ္ပါဒ်သည်။ ယာဝ၊ အလွန်အကဲ။ ဝန္တိ

ရော စ၊ နက်လည်းနက်နဲပါ၏။ ဂန္တိရာဝဘာသော စ၊ နက်နဲသည်ဖြစ်၍ ထင်လည်း ထင်ခဲ့ပါ၏။ အထ စ ပန၊ ထိုသို့ပင် နက်လည်းနက်နဲ၊ နက်နဲသည်ဖြစ်၍ ထင်လည်းထင်ခဲ့ပါ သော်လည်း။ မေ၊ အကျွန်ုပ်အား။ ဥတ္တာနကုတ္တာနကော ဝိယ၊ ပေါ်လွင်ထင်ရှား၊ ပေါ် လွင်ထင်ရှားသကဲ့သို့။ ဝါ၊ အလွန်ပေါ်လွင်ထင်ရှားသကဲ့သို့။ ခါယတိ၊ ထင်ခဲ့ပါ၏။ တသ္မာ၊ ကြောင့်။ အစ္စရိယံ၊ ပါပေစ္စ၊ ဘန္တေ၊ ဘုရား။ အပ္ပတံ၊ ရှေးကမဖြစ် ယခုမှ အသစ်ဖြစ်ပါပေစွ။ ကသ္မာ၊ ကြောင့်။ အပ္ပတံ၊ ပါသနည်း။ ဘန္တေ၊ ဘုရား။ ယသ္မာ၊ ကြောင့်။ အယံ ပဋိစ္စသမုပ္ပါဒေါ၊ သည်။ ယာဝ၊ အကဲ။ ဂန္တိရာ စ၊ ပါ၏။ ဂန္တိရာဝ ဘာသော စ၊ ပါ၏။ အထ စ ပန၊ ပါသော်လည်း။ မေ၊ အား။ ဥတ္တာနကုတ္တာန ကောဝိယ၊ ကဲ့သို့။ ခါယတိ၊ ပါ၏။ တသ္မာ၊ ကြောင့်။ အပ္ပတံ၊ ပါပေစ္စ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ အရှင်အာနန္ဒာက လျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ အရှင်အာနန္ဒာကို။ ဧတံ-ဝစနံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အာနန္ဒ၊ အာနန္ဒာ၊ တံ၊ သည်။ ဧဝံ၊ ဤသို့။ ဝါ၊ သည့်နယ်။ ဝါ၊ သည်လို။ ဝါ၊ သည်ပုံ။ ဝါ၊ သည်နည်း။ မာ အဝစ၊ အဘယ် ကာသမ္ပမပြောဆိုလင့်။ အာနန္ဒ၊ အာနန္ဒာ။ တံ၊ သည်။ ဧဝံ၊ သို့။ မာ အဝစ၊ လင့်။ [ဟ- ကား နိပါတမတ္တမ္ပတည်း။] အာနန္ဒ၊ အာနန္ဒာ။ အယံ ပဋိစ္စသမုပ္ပါဒေါ၊ သည်။ ဂန္တိရာ စ၊ ၏။ ဂန္တိရာဝဘာသော စ၊ ၏။ အာနန္ဒ၊ အာနန္ဒာ။ ဧတဿ ဓမ္မဿ၊ ဤ ပဋိစ္စသမုပ္ပါဒ်တရားကို။ အနနဗောဓော၊ ဤတပရိညာဉ်၏အစွမ်းအားဖြင့်လျော်စွာ မသိခြင်းကြောင့်။ အပုဋိဝေဓော၊ တီရဏပရိညာဉ်၊ ပဟာနပရိညာဉ်၏အစွမ်းအား ဖြင့်ထိုးထွင်း၍မသိခြင်းကြောင့်။ ဧဝံ၊ ဤသို့။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။ တန္တာကုလကဇာတာ၊ ကြွက်ကိုက်အပ်သော ရက်ကန်းသည်တို့၏ ချည်ထွေးကဲ့သို့ ရှုပ်ထွေးသည်ဖြစ်၍ဖြစ်သည်။ ကုလကုဏ္ဍိကဇာတာ၊ ပအုံးရည်ဆုတ်အပ်သော ရက် ကန်းသည်တို့၏ ချည်ထွေးကဲ့သို့ ဖြစ်၍ဖြစ်သည်။ ဝါ၊ စာပေါင်းသိုက်ကဲ့သို့ဖြစ်၍ ဖြစ်သည်။ ဝါ၊ ငှက်သိုက်ကဲ့သို့ ဖြစ်၍ဖြစ်သည်။ ဝါ၊ စာပူးတောင်းကဲ့သို့ ဖြစ်၍ဖြစ် သည်။ မုဉ္ဇပဗ္ဗဇာတာ၊ ကြိုးကျစ်ပြီးရာကာလမှနောက်၌ အပိုင်းအပိုင်းဖြစ်သော ဖြူဆံမြက်၊ မြိတ်မြက်ကဲ့သို့ဖြစ်၍ဖြစ်သည်။ ဟုတွာ၊ ၍။ [ထည့်စပ်သည်။] ဒုဂ္ဂတိံ၊ ဒုက္ခ၏ ဖြစ်ရာဖြစ်သော။ ဝါ၊ မကောင်းသောဂတိဟုဆိုအပ်သော။ ဝါ၊ မကောင်းသောကံ သည် ဖြစ်စေအပ်သော ဂတိဟုဆိုအပ်သော။ ဝိနိပါတံ၊ မကောင်းမှုကို ပြုသောသူ တို့၏ မိမိအလိုကင်းလျက် ကျရောက်ရာဖြစ်သော။ ဝါ၊ သုခအပေါင်းမှ ဖရိုဖရဲပျက်စီး လျက် ကျရောက်ရာဖြစ်သော။ ဝါ၊ သုခအပေါင်းမှ အထူးထူးအပြားပြား ကျရောက်ရာ ဖြစ်သော။ အပါယံ၊ သုခ၏လားရာဖြစ်သော ကောင်းမှုသတ္တိမှကင်းသော လေးပါး သော အပါယ်ကိုလည်းကောင်း။ သံသာရံ၊ ခန္ဓာ၊ အာယတန၊ ဓာတ်တို့၏ဥပါဒ်၊ ဌီ၊ ဘင် အစဉ်မပြတ် ဖြစ်ခြင်းဟုဆိုအပ်သောသံသရာကိုလည်းကောင်း။ နာတိဝတ္တတိ၊ မလွန် မြောက်နိုင်ကြ။

၉၆။ အာနန္ဒ၊ အာနန္ဒာ။ အတ္ထိ ဣဒပ္ပတ္တယာ ဇရာမရဏန္တိ၊ အတ္ထိ ဣဒပ္ပတ္တယာဇရာမရ ဏံ-ဟူ၍။ ဣတိ၊ သို့။ ပုဇ္ဇေန၊ မေးအပ်သည်ဖြစ်၍။ သတာ၊ ဖြစ်သော။ ပုဂ္ဂလေန၊ ပုဂ္ဂိုလ်သည်။ အတ္ထိတိ၊ အတ္ထိဟူ၍။ ဝစနိယံ၊ ဖြေဆိုအပ်သည်။ အဿ၊ ဖြစ်ရာ၏။

ကိပ်စွယာ ဇရာမရဏန္တိ၊ ကိပ်စွယာ ဇရာမရဏံ-ဟူ၍။ ဣတိ၊ သို့။ စေ ဝဒေယျ၊ အကယ်၍ ပြောဆိုခဲ့ငြားအံ့။ ဧဝံ ဝဒန္တေ၊ ဤသို့ ပြောဆိုခဲ့သည်ရှိသော်။ ဇာတိ ပစ္စယာ ဇရာမရဏန္တိ၊ ဇာတိပစ္စယာ ဇရာမရဏံဟူ၍။ ဣတိ၊ သို့။ ဝစနိယံ၊ ဖြေဆိုအပ်သည်။ အဿ၊ ရာဇ်။ (ဣဒပ္ပစ္စယာ၊ ဤဇရာ၊ မရဏဇာ အကြောင်းကြောင့်။ ဝါ၊ ဤမည်သော အကြောင်းကြောင့်၊ ဇရာမရဏံ၊ ဇရာ၊ မရဏသည်။ အတ္ထိ၊ ရှိသလော၊ ဣဒပ္ပစ္စယာ၊ ဤဇရာ၊ မရဏဇာ အကြောင်းကြောင့်။ ဝါ၊ ဤမည်သော အကြောင်းကြောင့်။ ဇရာမရဏံ၊ ဇရာ၊ မရဏသည်။ အတ္ထိ၊ ရှိ၏။ ကိပ်စွယာ၊ အဘယ်အကြောင်းကြောင့်။ ဇရာမရဏံ၊ သည်။ သမ္ဘဝတိ၊ ဖြစ်သနည်း။ ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။ ဇရာမရဏံ၊ သည်။ သမ္ဘဝတိ၊ ဤ။)

တနည်း။ ။ အာနန္ဒ၊ နန္ဒာ။ ဣဒပ္ပစ္စယာ၊ ဤဇရာ၊ မရဏဇာ အကြောင်းကြောင့်။ ဝါ၊ ဤမည်သော အကြောင်းကြောင့်၊ ဇရာမရဏံ၊ သည်။ အတ္ထိ၊ ရှိသလော။ ဣတိ-ဣတိ၊ ဤသို့သာလျှင်။ [ဣတိ- သဒ္ဓါတလုံးကား အဝဇာရဏတ္ထဝါဝကတည်း။] ပုဠေန၊ မေးအပ်သည်ဖြစ်၍။ သတာ၊ ဖြစ်သော။ ပုဂ္ဂလေန၊ သည်။ ဣဒပ္ပစ္စယာ၊ ဤဇရာ၊ မရဏဇာ အကြောင်းကြောင့်။ ဝါ၊ ဤမည်သော အကြောင်းကြောင့်။ ဇရာမရဏံ၊ သည်။ [လိုက်စပ်သည်။] အတ္ထိ၊ ရှိ၏။ ဣတိ၊ သို့။ ဝစနိယံ၊ သည်။ အဿ၊ ရာဇ်။ ကိပ်စွယာ၊ အဘယ်အကြောင်းကြောင့်။ ဇရာမရဏံ၊ ဇရာ၊ မရဏသည်။ သမ္ဘဝတိ၊ နည်း။ ဣတိ-ဣတိ၊ ဤသို့သာလျှင်။ စေ ဝဒေယျ၊ ငြားအံ့။ [ဣဒပ္ပစ္စယာ-ပုဒ် နှစ်နည်းပေးရာမှာ ပဌမနည်းကား အဋ္ဌကထာနည်းတည်း။ ဒုတိယနည်းကား ဋီကာနည်းတည်း။] (ဧဝံ ဝဒန္တေ၊ သော်။) ဇာတိပစ္စယာ၊ ကြောင့်။ ဇရာမရဏံ၊ သည်။ သမ္ဘဝတိ၊ ဤ။ ဣတိ-ဣတိ၊ သာလျှင်။ ဝစနိယံ၊ သည်။ အဿ၊ ရာဇ်။ [ဤဝါကျတို့သို့ပင် နောက်နောက်သော ဝါကျများကိုလည်း နှစ်နည်းစီ နှစ်နည်းစီ ယောဇနာရမည်။]

အာနန္ဒ၊ နန္ဒာ။ ဣဒပ္ပစ္စယာ၊ ကြောင့်။ ဇာတိ၊ သည်။ အတ္ထိ၊ လော၊ ဣတိ-ဣတိ၊ သာလျှင်။ ပုဠေန၊ ၍။ သတာ၊ သော။ ပုဂ္ဂလေန၊ သည်။ ဣဒပ္ပစ္စယာ၊ ကြောင့်။ ဇာတိ၊ ဇာတိသည်။ အတ္ထိ၊ ဤ။ ဣတိ၊ သို့။ ဝစနိယံ၊ သည်။ အဿ၊ ရာဇ်။ ကိပ်စွယာ၊ ကြောင့်။ ဇာတိ၊ သည်း။ သမ္ဘဝတိ၊ နည်း။ ဣတိ-ဣတိ၊ သာလျှင်။ စေ ဝဒေယျ၊ ငြားအံ့။ ဧဝံ ဝဒန္တေ၊ သော်။ ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။ ဇာတိ၊ သည်။ သမ္ဘဝတိ၊ ဤ။ ဣတိ-ဣတိ၊ သာလျှင်။ ဝစနိယံ၊ သည်။ အဿ၊ ရာဇ်။

အာနန္ဒ၊ နန္ဒာ။ ဣဒပ္ပစ္စယာ၊ ကြောင့်။ ဘဝေါ၊ ဘဝသည်။ အတ္ထိ၊ လော။ ဣတိ-ဣတိ၊ သာလျှင်။ ပုဠေန၊ ၍။ သတာ၊ သော။ ပုဂ္ဂလေန၊ သည်။ ဣဒပ္ပစ္စယာ၊ ကြောင့်။ ဘဝေါ၊ သည်။ အတ္ထိ၊ ဤ။ ဣတိ၊ သို့။ ဝစနိယံ၊ သည်။ အဿ၊ ရာဇ်။ ကိပ်စွယာ၊ ကြောင့်။ ဘဝေါ၊ ဘဝသည်။ သမ္ဘဝတိ၊ နည်း။ ဣတိ-ဣတိ၊ သာလျှင်။ စေ ဝဒေယျ၊ ငြားအံ့။ ဧဝံ ဝဒန္တေ၊ သော်။ ဥပါဒါနပစ္စယာ၊ ဥပါဒါနဟူသော အကြောင်းကြောင့်။ ဘဝေါ၊ သည်။ သမ္ဘဝတိ၊ ဤ။ ဣတိ-ဣတိ၊ သာလျှင်။ ဝစနိယံ၊ သည်။ အဿ၊ ရာဇ်။

အာနန္ဒ၊ နန္ဒာ။ ဣဒပ္ပစ္စယာ၊ ကြောင့်။ ဥပါဒါနံ၊ သည်။ အတ္ထိ၊ လော။ ဣတိ-ဣတိ၊ သာလျှင်။ ပုဠေန၊ ၍။ သတာ၊ သော။ ပုဂ္ဂလေန၊ သည်။ ဣဒပ္ပစ္စယာ၊ ကြောင့်။ ဥပါဒါနံ၊ သည်။

ဣဒပ္ပတ္တယာ၊ ကြောင့်။ ဝိညာဏံ၊ သည်။ အတ္ထိ၊ ၎င်း။ ကိပစ္စယာ၊ ကြောင့်။ ဝိညာဏံ၊ သည်။ သမ္ဘဝတိ၊ နည်း။ နာမရူပပစ္စယာ၊ နာမ်၊ ရုပ်ဟူသော အကြောင်းကြောင့်။ ဝိညာဏံ၊ သည်။ သမ္ဘဝတိ၊ ၎င်း။)

တနည်း။ ။ အာနန္ဒန္တော၊ ဣဒပ္ပတ္တယာ၊ ကြောင့်။ ဝိညာဏံ၊ သည်။ အတ္ထိ၊ လော။ ဣတိ-ဣတိ၊ သာလျှင်။ ပုဋ္ဌေန၊ ရှိ။ သတော၊ သော။ ပုဂ္ဂလေန၊ သည်။ ဣဒပ္ပတ္တယာ၊ ကြောင့်။ ဝိညာဏံ၊ သည်။ အတ္ထိ၊ ၎င်း။ ဣတိ၊ သို့။ ဝစနိယံ၊ သည်။ အဿ၊ ရာ၏။ ကိပစ္စယာ၊ ကြောင့်။ ဝိညာဏံ၊ သည်။ သမ္ဘဝတိ၊ နည်း။ ဣတိ-ဣတိ၊ သာလျှင်။ စေ ဝဒေယျံ၊ ငြားအံ့။ ဧဝံ ဝဒန္တေ၊ သော်။ နာမရူပပစ္စယာ၊ ကြောင့်။ ဝိညာဏံ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ ဣတိ-ဣတိ၊ သာလျှင်။ ဝစနိယံ၊ သည်။ အဿ၊ ရာ၏။

၉၇။ အာနန္ဒန္တော၊ ဣတိ ခေါ်၍ သို့ သာလျှင်။ နာမရူပပစ္စယာ၊ နာမ်၊ ရုပ်ဟူသော အကြောင်းကြောင့်။ ဝိညာဏံ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ ဝိညာဏပစ္စယာ၊ ကြောင့်။ နာမရူပံ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ နာမရူပပစ္စယာ၊ ကြောင့်။ ဖဿော၊ သည်။ သမ္ဘဝတိ၊ ၎င်း။ ဖဿပစ္စယာ၊ ကြောင့်။ ဝေဒနာ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ ဝေဒနာပစ္စယာ၊ ကြောင့်။ တဏှာ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ တဏှာပစ္စယာ၊ ကြောင့်။ ဥပါဒါနံ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ ဥပါဒါနပစ္စယာ၊ ကြောင့်။ ဘဝေါ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ ဘဝပစ္စယာ၊ ကြောင့်။ ဇာတိ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ ဇာတိပစ္စယာ၊ ကြောင့်။ ဇရာမရဏံ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ သောကပရိဒေဝဒုက္ခဒေါမနသုပ္ပါယာသာ၊ သို့သည်။ သမ္ဘဝန္တိ၊ ကုန်၏။ ဧဝံ သို့။ ဝါ၊ ဖြင့်။ ကေဝလဿ၊ သော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ၎င်း။ သမုဒယော၊ သည်။ ဟောတိ၊ ၎င်း။ [ပဋိစ္စသမုပ္ပါဒ်အနက်များကို မဟာပဒါနသုတ် ဒုတိယဘာဏဝါရတွင် ရေးခဲ့ပြီ။]

၉၈။ “ဇာတိပစ္စယာ ဇရာမရဏန္တိ၊ ဇာတိပစ္စယာ ဇရာမရဏံဟူ၍။ ဣတိ ခေါ်၍ သို့ သာလျှင်။ ဧဝံ-ဝစနံ၊ ဤစကားကို။ (မယာ၊ ငါဘုရားသည်။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ အာနန္ဒန္တော၊ အာနန္ဒာ။ ယထာ-ယေန ကာရဏေန၊ အကြင်အကြောင်းဖြင့်။ ဝါ၊ အကြင်အကြောင်းကြောင့်။ ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။ ဇရာမရဏံ၊ သည်။ သမ္ဘဝတိ၊ ၎င်း။ [ထည့်စပ်သည်။] တံ ဧဝံ-ကာရဏံ၊ ထိုအကြောင်းကို။ ဣမိနာပိ ပရိယာယေန၊ ဤသို့အပ်လတ္တံ့သော အကြောင်းဖြင့်လည်း။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ အာနန္ဒန္တော၊ ဟိ၊ ဇာတိအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြုတော်မူအံ့။ သဗ္ဗေန၊ အလုံးစုံသော။ အာကာရေန၊ အခြင်းအရာအားဖြင့်။ သဗ္ဗံ၊ အလုံးစုံသော။ သဗ္ဗထာ၊ အလုံးစုံသော။ သဘာဝေန၊ သဘောအားဖြင့်။ သဗ္ဗံ၊ အလုံးစုံသော။ ဇာတိ၊ ဇာတိသည်။ ကဿမိ၊ အမှတ်မထား တပါးပါးသော သတ္တဝါအား။ ကိမ္မိမိ၊ အမှတ်မထား တပါးပါးသောဘဝ၌။ စ နာဘဝိဿ၊ အကယ်၍ မဖြစ်ခဲ့ငြားအံ့*။ သေယျံ၊ ထိုသို့။ ကဿမိ ကိမ္မိမိဟု အနိယမိတ ပဒတ္တကို မုချသိရန် နိယမပြန်၍ ဝေဘန်တော်မူပေအံ့။

* မှတ်ချက်။ ။ [ဤဝါကျ၌ စ-သဒ္ဒါကား ပရိကဝုတ္တဇောတက နိပါတ် ပုဒ်တည်း။ သဗ္ဗေန သဗ္ဗံ၊ သဗ္ဗထာ သဗ္ဗံ၊ နှစ်ပုဒ်သည်လည်း နိပါတ်ပုဒ်ချည်း။

တနည်း။ ။ကဿိဏိ ကိမ္ပိစိတိ၊ ကဿိဏိ ကိမ္ပိစိဟူ၍၊ ပုတ္တဿ၊ ဟောတော် မူအပ်ပြီးသော။ အနိယမိတဿ၊ မမှတ်အပ်သော။ ပဒဿ၊ ပုဒ်၏။ အတ္ထံ၊ အနက်ကို။ အဟံ၊ ငါသည်။ တေ၊ သင်အား။ သေယျထိဒံ၊ အများသိရန် နိယမပြန်၍ ဝေဘန် တော်မူပေအံ့။ [ဤအနက်များကား အဋ္ဌကထာနှင့်အညီ ယောဇနာ အပ်သော အနက်များတည်း။]

တနည်း။ ။သေယျထိဒံ၊ ထိုအမှတ်မထား တပါးပါးသော သတ္တဝါ၊ အမှတ် မထား တပါးပါးသော ဘဝတို့ ဟူကုန်သည် အဘယ်သည်တို့နည်း။

တနည်း။ ။တေ သတ္တဘဝါ၊ ထိုအမှတ်မထား တပါးပါးသော သတ္တဝါ၊ အမှတ် မထား တပါးပါးသော ဘဝတို့ဟူကုန်သည်။ သေယျထိဒံ၊ အဘယ်သည်တို့နည်း။

တနည်း။ ။ဣဒံ-ဣမေ သတ္တဘဝါ၊ ဤအမှတ်မထား တပါးပါးသော သတ္တဝါ၊ အမှတ်မထား တပါးပါးသော ဘဝတို့ဟူကုန်သည်။ သေယျထာ၊ အဘယ်သည် တို့နည်း။

တနည်း။ ။သေယျထိဒံ၊ ထို ကဿိဏိ၊ ကိမ္ပိစိ ဟူသော ပုဒ်တို့၏ အနက်တို့ဟူကုန် သည် အဘယ်သည်တို့နည်း။

တနည်း။ ။တေ အတ္ထံ၊ ထို ကဿိဏိ၊ ကိမ္ပိစိ ဟူသော ပုဒ်တို့၏ အနက်တို့ ဟူကုန်သည်။ သေယျထိဒံ၊ အဘယ်သည်တို့နည်း။

တနည်း။ ။ဣဒံ-ဣမေ အတ္ထံ၊ ဤ ကဿိဏိ၊ ကိမ္ပိစိ ဟူသော ပုဒ်တို့၏အနက်တို့ ဟူကုန်သည်။ သေယျထာ၊ အဘယ်သည်တို့နည်း။

[ဤအနက်များကား ဋီကာကိုမှီ၍ ယောဇနာအပ်သော အနက်များတည်း၊ နောက်ပုဒ်များ၌လည်း ဤနည်းအတိုင်းသိ။] ဒေဝါနံ၊ မြူးထူးပျော်ပါး က-စားတတ်၊ ဘောက်ပတတ်သော ဥပပတ္တိနတ်တို့၏။ ဒေဝတ္ထာယ၊ နတ်ဖြစ်ရခြင်းအကျိုးငှါ။ ဇာတိ ဝါ၊ ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်းသည် သော်လည်းကောင်း။ ဂန္ဓဗ္ဗာနံ၊ နံ့သာကိုစား တတ်ကုန်သော ဂန္ဓဗ္ဗနတ်တို့၏။ ဂန္ဓဗ္ဗတ္ထာယ၊ ဂန္ဓဗ္ဗဖြစ်ရခြင်းအကျိုးငှါ။ ဇာတိ ဝါ၊ ခန္ဓာတို့၏ထင်ရှားဖြစ်ခြင်းသည် သော်လည်းကောင်း။ ယက္ခာနံ၊ ပူဇော်တတ်သော ဘီလူးတို့၏။ ဝါ၊ ပူဇော်အပ်သော ဘီလူးတို့၏။ ယက္ခတ္ထာယ၊ ငှါ။ ဇာတိ ဝါ၊ ကောင်း။ ဘူတာနံ၊ ဖြစ်ပြီးကုန်သော သတ္တဝါတို့၏။ ဝါ၊ ကံ့မွတ်ဟူသော ဘုတ် တို့၏။ ဘူတတ္ထာယ၊ ငှါ။ ဇာတိ ဝါ၊ ကောင်း။ မနုဿာနံ၊ တို့၏။ မနုဿတ္ထာယ၊

သာတည်း။ နိပေါတ်ပုဒ်ဖြစ်ကလည်း လိင်သုံးပါး၊ ဝိဘတ်ခုနစ်သွယ်၊ ပုဒ်နှစ်ပါး တို့ဖြင့် မပျက်ကောင်းသော အဗျယဖြစ်၍ (ဧကာကာရ) တစ်ခုတည်းသော အခြင်းအရာရှိသည်သာ၊ သို့ဖြစ်၍ အလုံးစုံသော ဝိဘင်းများ၌ သဗ္ဗေန သဗ္ဗိ၊ သဗ္ဗထာသဗ္ဗိ-ဟူ၍ချည်းသာ ဟောတော်မူ၏။ အဋ္ဌကထာ၊ ဋီကာများ၌ လည်း သဗ္ဗေနသဗ္ဗိ တပုဒ်၊ သဗ္ဗထာ သဗ္ဗိ တပုဒ်၊ ဤသို့နှစ်ပုဒ်အခနအားဖြင့် နိပေါတ်ဒွယမေတံ-ဟု ဘွဲ့ဆိုကြ၏။]

၄၂။ ဇာတိ ဝါ၊ ကောင်း။ စတုပ္ပဒါနံ၊ အခြေလေးချောင်းရှိကုန်သော သားအပေါင်း
 တို့၏။ စတုပ္ပဒတ္တယ၊ ၄၂။ ဇာတိ ဝါ၊ ကောင်း။ ပက္ခိနံ၊ ၄၂။ တို့၏။ ပက္ခတ္တယ၊
 ၄၂။ ဇာတိ ဝါ၊ ကောင်း။ သရီသပါနံ၊ ရွှေရွာတွားလျက် သွားတတ်ကုန်သော မြွေ၊
 ကင်းတို့၏။ သရီသပတ္တယ၊ ရွှေရွာတွားလျက် သွားတတ်ကုန်သော မြွေ၊ ကင်းတို့၏
 ဖြစ်ရခြင်းအကျိုးငှါ။ ဇာတိ ဝါ၊ ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်းသည် သော်လည်းကောင်း။
 စ နာဘဝိဿ၊ အကယ်၍ မဖြစ်ခဲ့ငြားအံ့။ [လိုက်စပ်သည်။] ဣတိ အယံ ဤသည်ကား။
 ဝိဘာဝေါ၊ ဝေဘန်ခြင်းတည်း။ [ဤကား ပဋ္ဌမနည်းနှင့်အညီ စပ်ခြင်းတည်း။]
 တနည်း- ဣတိ ဣမေ၊ ဤသည်တို့ပင်တည်း။ [ဤကား ဒုတိယနည်းနှင့် အညီ
 စပ်ခြင်းတည်း။] အာနန္ဒ၊ နန္ဒာ။ ဟိ၊ လုံးစုံသိမ်းကျုံး ခါးပတ်ဖုံး၍ နိဂုံးအုပ်တော်မူပေ
 အံ့။ တေသံ တေသံ သတ္တာနံ၊ ထိုထိုသတ္တဝါတို့၏။ တဒတ္တယ၊ ထိုထိုသတ္တဝါဖြစ်
 ရခြင်းအကျိုးငှါ။ ဇာတိ၊ ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်းသည်။ စ နာဘဝိဿ၊ ငြားအံ့။
 ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အလုံးစုံသော အခြင်းအရာအားဖြင့်။ သဗ္ဗသော၊
 အလုံးစုံသော။ [သဗ္ဗသောကို နှစ်ချက်စွာသည်။] ဇာတိယာ၊ သည်။ အသတိ၊ မရှိခဲ့
 သော်။ ဇာတိနိရောဓာ၊ ဇာတိ၏ ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းခြင်းကြောင့်။
 ဇရာမရဏံ၊ ဇရာ၊ မရဏသည်။ ဝါ၊ အိုခြင်း၊ သေခြင်းသည်။ ပညာယေထ အပိ န
 ခေါ၊ ထင်ရှားရာအံ့လော’။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။
 အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊
 သို့။ အဝေါစ၊ နည်း?။) “ဘန္တေ၊ မြတ်စွာဘုရား။ ဧတံ-ပညာယနံ၊ ဤသို့ထင်ရှား
 ခြင်းသည်။ နော ဟိ ယုတ္တံ၊ မသင့်မြတ်ပါသည်သာ။

တနည်း။ ။ ဘန္တေ၊ ဘုရား။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဇာတိ
 ယာ၊ သည်။ အသတိ၊ သော်။ ဇာတိနိရောဓာ၊ ကြောင့်။ ဇရာမရဏံ၊ သည်။
 [နောက်က လိုက်ပေးသည်။] နော ဟိ ပညာယေထ၊ မထင်ရှားရာပါသည်သာ’။
 [ဤနည်းအလို နောဟေတံ-ဟူသော ပုဒ်၌ တည်သော ဧတံ-သဒ္ဒါ အနက်မရှိ။]
 ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ အာယသ္မန္တံ
 အာနန္ဒံ၊ ကိုး ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။)
 “အာနန္ဒ၊ နန္ဒာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဇာတိ
 ယာ၊ သည်။ အသတိ၊ သော်။ ဇာတိနိရောဓာ၊ ကြောင့်။ ဇရာမရဏံ၊ သည်။ နော
 ပညာယေထ၊ မထင်ရှားရာ။ တသ္မာ၊ ထိုသို့ဇာတိမရှိခဲ့သော် ဇရာ၊ မရဏ၏ မထင်
 ရှားရာသည်၏အဖြစ်ကြောင့်။ ယဒိဒံ-ယာ အယံ ဇာတိ၊ အကြင်ဇာတိသည်။ အတ္ထိ၊
 ၏။ ဧသေဝ-ဧသော ဧဝ၊ ဤဇာတိသည်သာလျှင်။ ဇရာမရဏံ၊ ၏။ ဟေတု၊ မိမိ
 အကျိုး၏ ဖြစ်ရခြင်းအကျိုးငှါ ဖြစ်တတ်သော အကြောင်းတည်း။ ဧတံ ဧဝ၊ ဤဇာတိ
 သည်သာလျှင်။ [ဧဝ-သဒ္ဒါလိုက်ယှဉ်ပေးရမည်။] ဇရာမရဏံ၊ ၏။ နိဒါနံ၊ အပ်နှင်း
 တတ်သော အကြောင်းပေတည်း။ ဧသ-ဧသော ဧဝ၊ ဤဇာတိသည်သာလျှင်။ ဇရာ
 မရဏံ၊ ၏။ သမုဒယော၊ ဖြစ်ရာဖြစ်သော အကြောင်းပေတည်း။ ဧသ-ဧသော ဧဝ၊
 ဤဇာတိသည်သာလျှင်။ ဇရာမရဏံ၊ ၏။ ပစ္စယော၊ မိမိကိုစွဲ၍ဖြစ်ရာဖြစ်သော
 အကြောင်းပေတည်း။

၉၉။ “ဘဝပစ္စယာ ဇာတိတိ၊ ဘဝပစ္စယာဇာတိဟူ၍။ ဣတိ ခေါ၊ သာလျှင်။ ဇေတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝုတ္တံ၊ ပြီ။ အာနန္ဒ၊ နွာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။ ဇာတိ၊ ဇာတိသည်။ သမ္ဘဝတိ၏။ တံ-ဇေတံ ကာရဏံ၊ ကို။ ဣမိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗိ၊ အပ်၏။ အာနန္ဒ၊ နွာ။ ဟိ၊ ဘဝအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗိ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗိ၊ သော။ ဘဝေါ၊ ဘဝသည်။ ကဿစိ၊ အား။ ကိမ္မိစိ၊ ဌ။ စ နာဘဝိဿ၊ ငြားအံ့။ သေယျထိဒံ၊ ကဿစိ ကိမ္မိစိ ဟု အနိယမိတ ပဒတ္တကို မုချသိရန် နိယမပြန်၍ ဝေဘန်တော်မူပေအံ့။ ကာမဘဝေါ ဝါ၊ ကာမဘဝသို့ ကပ်ရောက်ကြောင်းဖြစ်သော ကံဟုဆိုအပ်သော ကာမဘဝသည်သော်လည်းကောင်း။ ရူပဘဝေါ ဝါ၊ ရူပဘဝသို့ ကပ်ရောက်ကြောင်းဖြစ်သော ကံဟုဆိုအပ်သော ရူပဘဝသည်သော်လည်းကောင်း။ အရူပဘဝေါ ဝါ၊ အရူပဘဝသို့ ကပ်ရောက်ကြောင်းဖြစ်သော ကံဟုဆိုအပ်သော အရူပဘဝသည်သော်လည်းကောင်း။ စ နာဘဝိဿ၊ ငြားအံ့။ ဣတိ အယံ၊ ကား။ ဝိဘာဝေါ၊ ပေတည်း။ ဧဝံအသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဘဝေါ၊ ဘဝသည်။ အသတိ၊ သော်။ ဘဝနိရောဓေါ၊ ဘဝ၏ ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းခြင်းကြောင့်။ ဇာတိ၊ သည်၊ ပညာယထ အပိ န ခေါ၊ အံ့လော”။ ဣတိ၊ သို့။ အဝေါ၊ စ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ ဇေတံ-ပညာယနံ၊ သည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါ၊ စ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ အာနန္ဒ၊ နွာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဘဝေါ၊ သည်။ အသတိ၊ သော်။ ဘဝနိရောဓေါ၊ ကြောင့်။ ဇာတိ၊ သည်။ နော ပညာယထ၊ ရာ။ တသ္မာ၊ ထိုသို့ဘဝမရှိခဲ့သော် ဇာတိ၏မထင်ရှားရာသည်၏ အဖြစ်ကြောင့်။ ယဒိဒံ-ယော အယံ ဘဝေါ၊ အကြင်ဘဝသည်။ အတ္ထိ၊ ၏။ ဧသေဝ-ဧသော ဧဝါဤဘဝသည် သာလျှင်။ ဇာတိယာ၊ ၏။ ဟေတု၊ ပေတည်း။ ဇေတံ ဧဝါ သည်သာလျှင်။ ဇာတိယာ၊ ၏။ နိဒါနံ၊ ပေတည်း။ ဧသ-ဧသော ဧဝါ သည်သာလျှင်။ ဇာတိယာ၊ ၏။ သမုဒယော၊ ပေတည်း။ ဧသ-ဧသော ဧဝါ သည်သာလျှင်။ ဇာတိယာ၊ ၏။ ပစ္စယော၊ ပေတည်း။

၁၀၀။ ဥပါဒါနပစ္စယာ ဘဝေါတိ၊ ဥပါဒါနပစ္စယာ ဘဝေါဟူ၍။ ဣတိ ခေါ၊ သာလျှင်။ ဇေတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝုတ္တံ၊ ပြီ။ အာနန္ဒ၊ နွာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ ဥပါဒါနပစ္စယာ၊ ဥပါဒါနဟူသော အကြောင်းကြောင့်။ ဘဝေါ၊ ဘဝသည်။ သမ္ဘဝတိ၏။ တံ ဇေတံ-ကာရဏံ၊ ကို။ ဣမိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗိ၊ ၏။ အာနန္ဒ၊ နွာ။ ဟိ၊ ဥပါဒါနအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗိ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗိ၊ သော။ ဥပါဒါနံ၊ ဥပါဒါနံသည်။ ကဿစိ၊ အား။ ကိမ္မိစိ၊ ဌ။ စ နာဘဝိဿ၊ ငြားအံ့။ ကဿစိ ကိမ္မိစိတိ၊ ကဿစိ၊ ကိမ္မိစိဟူ၍။ ဝုတ္တံ၊ သာ၊ သော။ အနိယမိတသာ၊ သော။ ပဒတ္တံ၊ ၏။ အတ္ထံ၊ ကို။ အဟံ၊ သည်။ တေ၊ အား။ သေယျထိဒံ၊ မူပေအံ့။

ကာမုပါဒါနံ ဝါ၊ ကာမုပါဒါနံသည်သော်လည်းကောင်း။ ဒိဋ္ဌုပါဒါနံ ဝါ၊ ဒိဋ္ဌုပါဒါနံ သည်သော်လည်းကောင်း။ သီလဗ္ဗတုပါဒါနံ ဝါ၊ သီလဗ္ဗတုပါဒါနံသည်သော်လည်းကောင်း။ အတ္တဝါဒုပါဒါနံ ဝါ၊ အတ္တဝါဒုပါဒါနံသည်သော်လည်းကောင်း။ စ နာ ဘဝိဿ၊ ငြားအံ့။ ဣတိ အယံ၊ ကား။ ဝိဘာဂေါ၊ ပေတည်း။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်၊ သဗ္ဗသော၊ သော။ ဥပါဒါနေ၊ ဥပါဒါနံသည်။ အသတိ၊ သော်။ ဥပါဒါနံနိရောဓော၊ ဥပါဒါနံ၏ ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းခြင်းကြောင့်။ ဘဝေါ၊ ကမ္မဘဝသည်။ ပညာယေထ အပိ န ခေါ၊ အံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဥပါဒါနေ၊ သည်။ အသတိ၊ သော်။ ဥပါဒါနံနိရောဓော၊ ကြောင့်။ ဘဝေါ၊ သည်။ နော ဟိ ပညာယေထ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင် အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒ၊ န္ဒာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဥပါဒါနေ၊ သည်။ အသတိ၊ သော်။ ဥပါဒါနံနိရောဓော၊ ကြောင့်။ ဘဝေါ၊ သည်။ နော ပညာယေထ၊ ရာ။ တသ္မာ၊ ထိုသို့ ဥပါဒါနံမရှိခဲ့သော် ကမ္မဘဝ ၏ မထင်ရှားရာသည်၏ အဖြစ်ကြောင့်။ ယဒိဒိ-ယံ ဣဒံ ဥပါဒါနံ၊ အကြင်ဥပါဒါနံ သည်။ အတ္ထိ၊ ၏။ ဧသေဝ-ဧသော ဧဝ၊ ဤဥပါဒါနံသည်သာလျှင်။ ဘဝဿ၊ ကမ္မဘဝ ၏။ ဟေတု၊ ပေတည်း။ ဧတံ ဧဝ၊ သည်သာလျှင်။ ဘဝဿ၊ ၏။ နိဒါနံ၊ ပေတည်း။ ဧသ-ဧသော ဧဝ၊ သည်သာလျှင်။ ဘဝဿ၊ ၏။ သမုဒယော၊ ပေတည်း။ ဧသ-ဧသော ဧဝ၊ သည်သာလျှင်။ ဘဝဿ၊ ၏။ ပစ္စယော၊ ပေတည်း။

၁၀၁။ တဏှာပစ္စယာ ဥပါဒါနန္တိ၊ တဏှာပစ္စယာ ဥပါဒါနံဟူ၍၊ ဣတိ ခေါ၊ သာလျှင်။ ဧတံ-ဝစနံကို၊ မယာ၊ သည်။ ဝုတ္တံ၊ အပ်ပြီ။ အာနန္ဒန္တော၊ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။ ဥပါဒါနံသည်။ သမ္ဘဝတိ၊ ၏။ တံ ဧတံ-ကာရဏံကို၊ ဣမိနာပိ ပရိယာယေန၊ ဖြင့် လည်း။ ဝေဒိတဗ္ဗံ၊ အပ်၏။ အာနန္ဒန္တော၊ ဟိ၊ တဏှာအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာ ရေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ တဏှာ၊ တဏှာသည်။ ကဿစိ၊ အား။ ကိမ္ပိစိ၊ နှံ။ စ နာဘဝိဿ၊ ငြားအံ့။ သေယုထိဒံ၊ ထိုအမှတ်မထားတပါးပီးသောသတ္တဝါ၊ အမှတ်မထား တပါးပီးသောဘဝတို့ဟူကုန် သည် အဘယ်သည်တို့နည်း။ ရူပတဏှာ၊ ရူပတဏှာသည်လည်းကောင်း။ ဝါ၊ ရူပါရုံ၌ ဖြစ်သောတဏှာ သည်လည်းကောင်း။ သဒ္ဓတဏှာ၊ သဒ္ဓတဏှာသည်လည်းကောင်း။ ဝါ၊ သဒ္ဓါရုံ၌ဖြစ်သောတဏှာသည်လည်းကောင်း။ ဝန္တတဏှာ၊ ဝန္တတဏှာ သည်လည်း ကောင်း။ ဝါ၊ ဝန္တာရုံ၌ဖြစ်သော တဏှာသည်လည်းကောင်း။ ရသတဏှာ၊ ရသ တဏှာသည်လည်းကောင်း။ ဝါ၊ ရသာရုံ၌ဖြစ်သော တဏှာသည်လည်းကောင်း။ ဖောဋ္ဌဗ္ဗတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာသည်လည်းကောင်း။ ဝါ၊ ဖောဋ္ဌဗ္ဗာရုံ၌ဖြစ်သောတဏှာ သည်လည်းကောင်း။ ဓမ္မတဏှာ၊ ဓမ္မတဏှာသည်လည်းကောင်း။ ဝါ၊ ဓမ္မာရုံ၌ဖြစ် သောတဏှာသည်လည်းကောင်း။ စ နာဘဝိဿ၊ ငြားအံ့။ ဣတိ ဣမေ၊ တို့ပင်တည်း။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ တဏှာယ၊ တဏှာ

သည်။ အသတိ၊သော်။ တဏှာနိရောဓာ၊တဏှာ၏ ကွယ်၊ပျောက်၊ချုပ်၊ငြိမ်းလက်စ
 သိမ်းခြင်းကြောင့်။ ဥပါဒါနံ၊သည်။ပညာယေထ အပိ န ခေါ်၊လော”။ ဣတိ၊ သို့။
 အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ရား။ ဧတံ-ပညာယနံ၊ သည်။
 နော ဟိ ယုတ္တံ၊ပါသည်သာ”။ဣတိ၊သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။
 “အာနန္ဒန္တာ၊ယသ္မာ၊ကြောင့်။သဗ္ဗသော၊အားဖြင့်။ သဗ္ဗသော၊ သော။ တဏှာယ၊
 သည်။ အသတိ၊သော်။ တဏှာနိရောဓာ၊ ကြောင့်။ ဥပါဒါနံ၊ သည်။နော ပညာ
 ယေထ၊ရံ၊တသ္မာ၊ ထိုသို့တဏှာမရှိခဲ့သော် ဥပါဒါနံ၏ မထင်ရှားရာသည်၏ အဖြစ်
 ကြောင့်။ ယဒိဒံ-ယာ အယံ တဏှာ၊ အကြင်တဏှာသည်။ အတ္ထိ၊ ၏။ ဒေသဝ-
 သော ဧဝ၊ ဤတဏှာသည်သာလျှင်။ ဥပါဒါနံ၊၏။ ဟေတု၊ ပေတည်း။ ဧတံ-
 ဧဝ၊သည်သာလျှင်။ ဥပါဒါနံ၊၏။ နိဒါနံ၊ပေတည်း။ ဒေ-သော ဧဝ၊သည်သာ
 လျှင်။ ဥပါဒါနံ၊၏။ သမုဒယော၊ ပေတည်း။ သေ-သော ဧဝ၊သည်သာလျှင်။
 ဥပါဒါနံ၊၏။ပစ္စယော၊ပေတည်း။

၁၀၂။ ဝေဒနာပစ္စယာ တဏှာစိ၊ ဝေဒနာပစ္စယာ တဏှာဟူ၍။ ဣတိခေါ၊
 သာလျှင်။ ဧတံ-ဝစနံ၊ကို။ မယာ၊သည်။ ဝုတ္တံ၊အပ်ပြီ။ အာနန္ဒန္တာ၊ ယထာ-ယေန
 ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်း
 ကြောင့်။ တဏှာ၊ တဏှာသည်။ သမ္ဘဝတိ၊၏။တံ-ဧတံ ကာရဏံ၊ ကို။ ဣမိနာပိ
 ပရိယာယေန၊ဖြင့်လည်း။ ဝေဒိတဗ္ဗံ၊အပ်၏။ အာနန္ဒန္တာ၊ ဟိ၊ ဝေဒနာအတွက် အ
 ကြောင်းဆက်၍ ဖြစ်၊ပျက်၊ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊
 သော။အာကာရေန၊အားဖြင့်။ သဗ္ဗံ၊သော။သဗ္ဗထာ၊ သော။သဘာဝေန၊ အားဖြင့်။
 သဗ္ဗံ၊သော။ ဝေဒနာ၊သည်။ ကဿစိ၊ အား။ကိမ္မိစိ၊၌။ စ နာဘဝိဿ၊ငြားအံ့။ သေ
 ယုထိဒံ၊ထိုကဿစိ၊ ကိမ္မိစိ ဟူသောပုဒ်တို့၏အနက်တို့ဟူကုန်သည် အဘယ်သည်တို့
 နည်း။ စက္ခုသမ္ပဿဇာ၊ စက္ခုသမ္ပဿကြောင့် ဖြစ်သော။ ဝေဒနာ၊ ဝေဒနာသည်
 လည်းကောင်း။ သောတသမ္ပဿဇာ၊ သောတသမ္ပဿကြောင့် ဖြစ်သော။ ဝေဒနာ၊
 ဝေဒနာသည်လည်းကောင်း။ ဗာနသမ္ပဿဇာ၊ ဗာနသမ္ပဿကြောင့် ဖြစ်သော။
 ဝေဒနာ၊ ဝေဒနာသည်လည်းကောင်း။ ဇိဝှိသမ္ပဿဇာ၊ ဇိဝှိသမ္ပဿကြောင့် ဖြစ်
 သော။ဝေဒနာ၊ ဝေဒနာသည်လည်းကောင်း။ ကာယသမ္ပဿဇာ၊ ကာယသမ္ပဿ
 ကြောင့်ဖြစ်သော။ ဝေဒနာ၊ဝေဒနာသည်လည်းကောင်း။ မနောသမ္ပဿဇာ၊ မနော
 သမ္ပဿကြောင့်ဖြစ်သော။ ဝေဒနာ၊ ဝေဒနာသည်လည်းကောင်း။ စ နာဘဝိဿ၊
 ငြားအံ့။ ဣတိ ဣမေ၊ ဤသည်တို့ပင်တည်း။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အား
 ဖြင့်။သဗ္ဗသော၊သော။ဝေဒနာယ၊ဝေဒနာသည်။အသတိ၊ သော်။ ဝေဒနာနိရောဓာ၊
 ဝေဒနာ၏ ကွယ်၊ပျောက်၊ချုပ်၊ငြိမ်းလက်စသိမ်းခြင်းကြောင့်။တဏှာ၊တဏှာသည်။
 ပညာယေထ အပိ န ခေါ်၊လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်
 တော်မူပြီ။ “ဘန္တေ၊ ဘုရား။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဝေဒနာ
 ယ၊သည်။အသတိ၊သော်။ ဝေဒနာနိရောဓာ၊ ကြောင့်။ တဏှာ၊ သည်။ နော ဟိ
 ပညာယေထ၊ပါသည်သာ”။ ဣတိ၊သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။
 “အာနန္ဒန္တာ၊ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဝေဒနာ

ယ၊သည်။ အသတိ၊သော်။ ဝေဒနာနိရောဓ၊ ကြောင့်။ တဏှာ၊ သည်။ နေ၊ ပညာ
ယေထ၊ ရာ။ တဿှာ၊ ထိုသို့ဝေဒနာမရှိခဲ့သော် တဏှာ၏ မထင်ရှားရာသည်၏
အဖြစ်ကြောင့်။ ယဒိဒံ-ယာ အယံ ဝေဒနာ၊ အကြင်ဝေဒနာသည်။ အတ္ထိ၊ ၏။
ဧသေဝ-ဧသော ဧဝ၊ ဤဝေဒနာသည်သာလျှင်။ တဏှာယ၊ တဏှာ၏၊ ဟေတု၊
ပေတည်း။ ဧတံ ဧဝ၊သည်သာလျှင်။ တဏှာယ၊၏။ နိဒါနံ၊ ပေတည်း။ ဧသ-ဧသော
ဧဝ၊သည်သာလျှင်။ တဏှာယ၊၏။ သမုဒယော၊ ပေတည်း။ ဧသ-ဧသော ဧဝ၊သည်
သာလျှင်။ တဏှာယ၊၏။ ပစ္စယော၊ ပေတည်း။

၁၀၃။ “အာနန္ဒ၊ န္ဓာ။ ဣတိ ခေါ၊ ဤသို့သာလျှင်။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်း
ဖြင့်သာလျှင်။ [ပန-သဒ္ဓါ ပဒပူရဏ ပဒါလင်္ကာရမျာသာ။] ဧတံ ဝေဒနံ၊ ဤဝေဒနာကို။
ပဋိစ္စ၊ စွဲ၍။ တဏှာ၊ သည်။ သမ္ဘဝတိ၊ ၏။ တဏှံ၊ ကို။ ပဋိစ္စ၊ ၍။ ပရိယေသနာ၊ အာရုံ
ကိုရှာမှီးခြင်းသည်။ သမ္ဘဝတိ၊ ၏။ ပရိယေသနံ၊ ကို။ ပဋိစ္စ၊ ၍။ လာဘော၊ အာရုံကို
ရခြင်းသည်။ သမ္ဘဝတိ၊ ၏။ လာဘံ၊ ကို။ ပဋိစ္စ၊ ၍။ ဝိနိစ္ဆယော၊ ဆုံးဖြတ်တတ်သော
ဝိတက်သည်။ ဝါ၊ ဆုံးဖြတ်ကြောင်းဖြစ်သောဝိတက်သည်။ ဝါ၊ ဆုံးဖြတ်ခြင်းဟူသော
ဝိတက်သည်။ သမ္ဘဝတိ၊ ၏။ ဝိနိစ္ဆယံ၊ ကို။ ပဋိစ္စ၊ ၍။ ဆန္ဒရာဂေါ၊ ဆန္ဒ၊ ရာဂသည်။
ဝါ၊ အားသေးသောရာဂ၊ အားကြီးသောရာဂသည်။ သမ္ဘဝတိ၊ ၏။ ဆန္ဒရာဂံ၊ ကို။ ပဋိစ္စ၊
၍။ အဇ္ဈောသာနံ၊ ငါ၊ ငါ၏ဥစ္စာဟု သက်ဝင် မျှီသိပ် ပြီးဆုံးစေတတ်သော အား
ကြီးသောဆုံးဖြတ်ခြင်းသည်။ သမ္ဘဝတိ၊ ၏။ အဇ္ဈောသာနံ၊ ကို။ ပဋိစ္စ၊ ၍။ ပရိဂ္ဂဟော၊
တဏှာ၊ ဒိဋ္ဌိတို့၏အစွမ်းအားဖြင့် သိမ်းပိုက်ခြင်းသည်။ သမ္ဘဝတိ၊ ၏။ ပရိဂ္ဂဟံ၊ ကို။
ပဋိစ္စ၊ ၍။ မစ္ဆရိယံ၊ မပေးမလှူလို နှမြောဝန်တို့ခြင်းရှိသောပုဂ္ဂိုလ်၏အဖြစ်သည်။ ဝါ၊
အံ့ဘွယ်ဟူသမျှသည် တပါးသောသူတို့အားမဖြစ်ပါစေလင့်ဟု ဖြစ်တတ်သော မစ္ဆရိ
ယသည်။ သမ္ဘဝတိ၊ ၏။ မစ္ဆရိယံ၊ ကို။ ပဋိစ္စ၊ ၍။ အာရက္ခော၊ အတွင်း၊ အပဉ္စ ရိသေ
စွာစောင့်ရှောက်ရခြင်းသည်။ သမ္ဘဝတိ၊ ၏။ အာရက္ခာမိကရဏံ၊ အတွင်း၊ အပဉ္စ
ရိသေစွာစောင့်ရှောက်ရခြင်းဟူသော အကြောင်းကြောင့်။ ဒဏ္ဍာဒါန သတ္တဝါဒါန
ကလဟာဝိဂ္ဂဟာ ဝိဝါဒတုဝံတုဝံ ပေယုည မုသာဝါဒါ၊ တုတ်လှံတံကိုစွဲကိုင်ခြင်း၊ တစ်ဘက်
သွားနှစ်ဘက်သွားရှိသော ထားလက်နက်ကိုစွဲကိုင်ခြင်း၊ ကိုယ် နှုတ်ဖြင့် ငြင်းခုံခြင်း၊
ဆန့်ကျင်သောယူခြင်း၊ ဆန့်ကျင်သောပြောဆိုခြင်း၊ နင် နင်ဟုပြောဆိုခြင်း၊ နှစ်ဦး
သောပုဂ္ဂိုလ်တို့၏အချစ်ကို မုန့်မုန့်ညက်ညက် ကြိတ်ချေသောစကားကို ပြောဆိုခြင်း၊
ချွတ်ယွင်းဘောက်ပြန်မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းတို့သည်လည်းကောင်း။
အနေကော၊ များစွာကုန်သော။ ပါပကာ၊ ယုတ်မာကုန်သော။ အကုသလာ၊ အကုသိုလ်
ဖြစ်ကုန်သော၊ ဓမ္မာ၊ တရားတို့သည်လည်းကောင်း။ သမ္ဘဝန္တိ၊ ကုန်၏။

၁၀၄။ အာရက္ခာ မိကရဏံ ဒဏ္ဍာဒါနသတ္တဝါဒါနကလဟာဝိဂ္ဂဟာဝိဝါဒ တုဝံတုဝံ
ပေယုညမုသာဝါဒါ အနေကော ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိတိ၊ အာရက္ခာ မိ
ကရဏံ၊ ပ။ ဓမ္မာ သမ္ဘဝန္တိဟူ၍။ ဣတိ ခေါ၊ ဤသို့သာလျှင်။ ဧတံ-ဝေဒနံ၊ ကို။ မယာ၊ သည်။
ဝုတ္တံ၊ အပ်ပြီ။ အာနန္ဒ၊ န္ဓာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ အာ
ရက္ခာမိကရဏံ၊ ကြောင့်။ ဒဏ္ဍာဒါနသတ္တဝါဒါနကလဟာဝိဂ္ဂဟာဝိဝါဒ တုဝံတုဝံ ပေ

သုည မုသာဝါဒါ၊ တို့သည်လည်းကောင်း။ အနေကော၊ ကုန်သော။ ပါပကာ၊ ကုန်
သော။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်လည်းကောင်း။ သမ္ဘဝန္တိ၊ ကုန်၏။
တံ ဧတံ-ကာရဏံ၊ ကို။ ဣမိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗိအပ်၏။ အာ
နန္ဒ၊ နွာ။ ဟိ၊ အာရက္ခအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများ
ကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗိသော။
သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗိသော။ အာရက္ခော၊ အတွင်း၊ အပ၌
ရိသေစွာစောင့်ရှောက်ခြင်းသည်။ ကဿစိအား။ ကိမ္ပိစိ၊ ဌ။ စ နာဘဝိဿ၊ ငြားအံ့။
ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ အာရက္ခော၊ သည်။
အသတိ၊ သော်။ အာရက္ခနိရောဓော၊ အတွင်း၊ အပ၌ ရိသေစွာစောင့်ရှောက်ခြင်း၏
ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းခြင်းကြောင့်။ ဒဏ္ဍာဒါနသတ္တာဒါနကလဟာဝိဂ္ဂဟ
ဝါဒတုဝံတုဝံပေသုည မုသာဝါဒါ၊ တို့သည်လည်းကောင်း။ အနေကော၊ ကုန်သော။
ပါပကာ၊ ကုန်သော။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်လည်းကောင်း။ သမ္ဘ
ဝေယျံ အပိ န ခေါ၊ ဖြစ်ကုန်ရာအံ့လော’။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ (ဧဝံ၊ သို့။
ဝုတ္တေ၊ သော်။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တိ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါ
စ၊ ပြီ။ ကိ၊ သို့။ အဝေါစ၊ နည်း?) ‘‘ဘန္တေ၊ ဘုရား။ ဧတံ-သမ္ဘဝနံ၊ ဤသို့ဖြစ်ခြင်း
သည်။ နော ဟိ ယုတ္တံ၊ မသင့်မြတ်ပါသည်သာ။ တနည်း-ဘန္တေ၊ ဘုရား။ သဗ္ဗ
သော၊ အားဖြင့်။ သဗ္ဗသော၊ သော။ အာရက္ခော၊ သည်။ အသတိ၊ သော်။ အာရက္ခ
နိရောဓော၊ ကြောင့်။ ဒဏ္ဍာဒါနသတ္တာဒါနကလဟာဝိဂ္ဂဟဝါဒတုဝံတုဝံပေသုည မုသာ
ဝါဒါ၊ တို့သည်လည်းကောင်း။ အနေကော၊ ကုန်သော။ ပါပကာ၊ ကုန်သော။ အကုသလာ၊
ကုန်သော။ ဓမ္မာ၊ တို့သည်လည်းကောင်း။ နော ဟိ သမ္ဘဝေယျံ၊ မဖြစ်ကုန်ရာပါ
သည်သာ’။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။
အာယသ္မန္တံ အာနန္ဒံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိ၊ သို့။ အဝေါစ၊ နည်း?)
‘‘အာနန္ဒ၊ နွာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ အာရက္ခော၊
သည်။ အသတိ၊ သော်။ အာရက္ခနိရောဓော၊ ကြောင့်။ ဒဏ္ဍာဒါနသတ္တာဒါနကလဟ
ဝိဂ္ဂဟဝါဒတုဝံတုဝံပေသုည မုသာဝါဒါ၊ တို့သည်လည်းကောင်း။ အနေကော၊ ကုန်
သော။ ပါပကာ၊ ကုန်သော။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်လည်းကောင်း။
နော သမ္ဘဝေယျံ၊ ကုန်ရာ။ တသ္မာ၊ ထိုသို့ အာရက္ခမရှိခဲ့သော် ဒဏ္ဍာဒါန၊ သတ္တာ
ဒါနအစရှိသည်တို့၏ မဖြစ်ကုန်ရာသည်၏ အဖြစ်ကြောင့်။ ယဒိဒံ-ယော အယံ အာ
ရက္ခော၊ အကြင်အတွင်း၊ အပ၌ ရိသေစွာစောင့်ရှောက်ခြင်းသည်။ အတ္ထိ၊ ၏။
ဧသေဝ-ဧသော ဝေ၊ ဤအတွင်း၊ အပ၌ ရိသေစွာစောင့်ရှောက်ခြင်းသည်သာလျှင်။
ဒဏ္ဍာဒါနသတ္တာဒါန ကလဟာဝိဂ္ဂဟဝါဒတုဝံတုဝံပေသုည မုသာဝါဒါနံ၊ တို့၏လည်း
ကောင်း။ အနေကောသံ၊ များစွာကုန်သော။ ပါပကာနံ၊ ကုန်သော။ အကုသလာနံ၊ ကုန်
သော။ ဓမ္မာနံ၊ တို့၏လည်းကောင်း။ သမ္ဘဝါယ၊ ဖြစ်ခြင်းငှါ။ ဟေတု၊ မိမိ
အကျိုး၏ ဖြစ်ခြင်းအကျိုးငှါ ဖြစ်တတ်သော အကြောင်းပေတည်း။ ဧတံ ဧဝ၊ ဤအ
တွင်း၊ အပ၌ ရိသေစွာ စောင့်ရှောက်ခြင်းသည်သာလျှင်။ ဒဏ္ဍာဒါန သတ္တာဒါန
ကလဟာဝိဂ္ဂဟဝါဒတုဝံတုဝံပေသုည မုသာဝါဒါနံ၊ တို့၏လည်းကောင်း။ အနေကောသံ၊

ကုန်သော၊ ပါပကာနံ၊ ကုန်သော၊ အကုသလာနံ၊ ကုန်သော။ ဓမ္မာနံ၊ တို့၏ လည်းကောင်း။ သမ္ဘဝါယ၊ ငှါ။ နိဒါနံ၊ အပ်နှင်းတတ်သော အကြောင်းပေတည်း။ ဒေသ-ဒေသော ဝေ၊ ဤအတွင်း၊ အပဉ္စ ရှိသော စောင့်ရှောက်ခြင်း သည်သာလျှင်။ ဒဏှာဒါနသတ္တာဒါနကလဟဂိဂ္ဂဟဂိဝါဒတုဝံတုဝံပေသုညမုသာဝါဒါနံ၊ တို့၏လည်းကောင်း။ အနေကေသံ၊ ကုန်သော။ ပါပကာနံ၊ ကုန်သော။ အကုသလာနံ၊ ကုန်သော။ ဓမ္မာနံ၊ တို့၏လည်းကောင်း။ သမ္ဘဝါယ၊ ငှါ။ သမုဒယော၊ ဖြစ်ရာဖြစ်သော အကြောင်းပေတည်း။ ဒေသ-ဒေသော ဝေ၊ ဤအတွင်း၊ အပဉ္စ ရှိသော စောင့်ရှောက်ခြင်းသည်သာလျှင်။ ဒဏှာဒါနသတ္တာဒါနကလဟဂိဂ္ဂဟဂိဝါဒတုဝံတုဝံပေသုညမုသာဝါဒါနံ၊ တို့၏လည်းကောင်း။ အနေကေသံ၊ ကုန်သော။ ပါပကာနံ၊ ကုန်သော။ အကုသလာနံ၊ ကုန်သော။ ဓမ္မာနံ၊ တို့၏လည်းကောင်း။ သမ္ဘဝါယ၊ ငှါ။ ပစ္စယော၊ မိမိကိုစွဲ၍ဖြစ်ရာဖြစ်သော အကြောင်းပေတည်း။

၁၀၅။ မစ္ဆရိယံ ပဋိစ္စ အာရက္ခောတိ၊ မစ္ဆရိယံ ပဋိစ္စ အာရက္ခောဟူ၍။ ဣတိ ခေါ်သောလျှင်။ ဧတံ - ဝစနံ၊ ကို။ မယာ၊ သည်။ ဝတ္တံ၊ အပ်ပြီ။ အာနန္ဒန္တာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ မစ္ဆရိယံ၊ ကို။ ပဋိစ္စာ၍၊ အာရက္ခော၊ သည်။ သမ္ဘဝတိ၊ ၏။ တံ-ဧတံ ကာရဏံ၊ ကို။ ဣမိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗိ၊ အပ်၏။ အာနန္ဒန္တာ။ တိ၊ မစ္ဆရိယအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ မစ္ဆရိယံ၊ သည်။ ကဿဓိ၊ အား။ ကိမ္ပိစိန္တံ၊ စနာဘဝိယာ၊ ငြားအံ့။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ မစ္ဆရိယေ၊ သည်။ အသတိ၊ သော်။ မစ္ဆရိယနိရောဓာ၊ မစ္ဆရိယ၏ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းခြင်းကြောင့်။ အာရက္ခော၊ သည်။ ပညာယေထ အပိ န ခေါ်အံ့လော”။ ဣတိ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ရား။ ဧတံ-ပညာယနံ၊ ဤသို့ ထင်ရှားခြင်းသည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ”။ ဣတိ သို့။ အဝေါစ၊ အသျှင် အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒန္တာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ မစ္ဆရိယေ၊ သည်။ အသတိ၊ သော်။ မစ္ဆရိယနိရောဓာ၊ ကြောင့်။ အာရက္ခော၊ သည်။ နော ပညာယေထ၊ ရာ၊ တသ္မာ၊ ထိုသို့ မစ္ဆရိယ မရှိခဲ့သော် အာရက္ခ၏ မထင်ရှားရာ၏အဖြစ်ကြောင့်။ ယဒိဒံ-ယံ ဣဒံ မစ္ဆရိယံ၊ သည်။ အတ္ထိ၊ ၏။ ဒေသဝ-ဒေသော ဝေ၊ ဤမစ္ဆရိယသည်သာလျှင်၊ အာရက္ခဿ၊ ၏။ ဟေတု၊ ပေတည်း။ ဧတံ-ဝေ၊ သည်သာလျှင် အာရက္ခဿ၊ ၏။ နိဒါနံ၊ ပေတည်း။ ဒေသ-ဒေသော ဝေ၊ သည်သာလျှင်။ အာရက္ခဿ၊ ၏။ သမုဒယော၊ ပေတည်း။ ဒေသ-ဒေသော ဝေ၊ သည်သာလျှင်။ အာရက္ခဿ၊ ၏။ ပစ္စယော၊ ပေတည်း။

၁၀၆။ ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယန္တိ၊ ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယံဟူ၍။ ဣတိ ခေါ်သောလျှင်။ ဧတံ - ဝစနံ၊ ကို။ မယာ၊ သည်။ ဝတ္တံ၊ အပ်ပြီ။ အာနန္ဒန္တာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ ပရိဂ္ဂဟံ၊ တဏှာ၊ ဒိဋ္ဌိတို့၏အစွမ်းအားဖြင့် အာရုံကို သိမ်းပိုက်ခြင်းကို။ ပဋိစ္စာ၍၊ မစ္ဆရိယံ၊ သည်။ သမ္ဘဝတိ၊ ၏။ တံ ဧတံ-ကာရဏံ၊ ကို။ ဣမိနာပိ

ပရိယာယေန၊ အားဖြင့်လည်း။ ဝေဒိတဗ္ဗံ၊ အပ်၏။ အာနန္ဒန္တံ၊ ဟိ၊ ပရိဂ္ဂဟအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ ပရိဂ္ဂဟော၊ သည်။ ကဿစိ၊ အား။ ကိမ္ဘိစိ၊ ဣ၊ စ နာဘဝိဿ၊ ငြားအံ့။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ပရိဂ္ဂဟော၊ သည်။ အသတိ၊ သော်။ ပရိဂ္ဂဟနိရောဓော၊ တဏှာ၊ ဒိဋ္ဌိတို့၏ အစွမ်းအားဖြင့် အာရုံကိုသိမ်းပိုက်ခြင်း၏ ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းခြင်းကြောင့်။ မစ္ဆရိယံ၊ သည်။ ပညာယေထ အပိ န ခေါ၊ အံ့လော’။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ပရိဂ္ဂဟော၊ သည်။ အသတိ၊ သော်။ ပရိဂ္ဂဟနိရောဓော၊ ကြောင့်။ မစ္ဆရိယံ၊ သည်။ နော ဟိ ပညာယေထ၊ ပါသည်သာ’။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒန္တံ၊ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ပရိဂ္ဂဟော၊ သည်။ အသတိ၊ သော်။ ပရိဂ္ဂဟနိရောဓော၊ ကြောင့်။ မစ္ဆရိယံ၊ သည်။ နော ပညာယေထ၊ ရာ၊ တသ္မာ၊ ထိုသို့ ပရိဂ္ဂဟမရှိခဲ့သော် မစ္ဆရိယ၏ မထင်ရှားရာသည်၏အဖြစ်ကြောင့်။ ယဒိဒ္ဓိယော အယံ ပရိဂ္ဂဟော၊ သည်။ အတ္ထိ၊ ၏။ ဧသေဝ-ဧသော ဧဝ၊ ဤတဏှာ၊ ဒိဋ္ဌိတို့၏အစွမ်းအားဖြင့် အာရုံကိုသိမ်းပိုက်ခြင်းသည်သာလျှင်။ မစ္ဆရိယဿ၊ ၏။ ဟေတု၊ ပေတည်း။ ဧတံ-ဧဝ၊ သည်သာလျှင်။ မစ္ဆရိယဿ၊ ၏။ နိဒါနံ၊ ပေတည်း။ ဧသ-ဧသော ဧဝ၊ သည်သာလျှင်။ မစ္ဆရိယဿ၊ ၏။ သမုဒယော၊ ပေတည်း။ ဧသ-ဧသော ဧဝ၊ သည်သာလျှင်။ မစ္ဆရိယဿ၊ ၏။ ပစ္စယော၊ ပေတည်း။

၁၀၇။ အဇ္ဈောသာနံ ပဋိစ္စ ပရိဂ္ဂဟောတိ၊ အဇ္ဈောသာနံ ပဋိစ္စ ပရိဂ္ဂဟောဟူ၍။ ဣတိ ခေါ၊ သာလျှင်။ ဧတံ-ဝစနံကို။ မယာ၊ သည်။ ဝတ္ထံ၊ အပ်ပြီ။ အာနန္ဒန္တံ၊ ဣ၊ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝေါ၊ ကြောင့်။ အဇ္ဈောသာနံ၊ ငါ၊ ငါ၏ဥစ္စာဟု သက်ဝင်မျှသိပ် ပြီးဆုံးစေတတ်သော အားကြီးသော ဆုံးဖြတ်ခြင်းကို။ ပဋိစ္စာ၍၊ ပရိဂ္ဂဟော၊ သည်။ သဗ္ဗဝတိ၊ ၏။ တံ ဧတံ-ကာရဏံကို။ ဣဒိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗံ၊ အပ်၏။ အာနန္ဒန္တံ၊ ဟိ၊ အဇ္ဈောသာနအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ အဇ္ဈောသာနံ၊ သည်။ ကဿစိ၊ အား။ ကိမ္ဘိစိ၊ ဣ၊ စ နာဘဝိဿ၊ ငြားအံ့။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ အဇ္ဈောသာနေ၊ သည်။ အသတိ၊ သော်။ အဇ္ဈောသာနနိရောဓော၊ ငါ၊ ငါ၏ဥစ္စာဟု သက်ဝင်မျှသိပ် ပြီးဆုံးစေတတ်သော အားကြီးသော ဆုံးဖြတ်ခြင်း၏ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်းလက်စသိမ်းခြင်းကြောင့်။ ပရိဂ္ဂဟော၊ သည်။ ပညာယေထ အပိ န ခေါ၊ အံ့လော’။ ဣတိ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ ဧတံ-ပညာယနံ၊ သည်။ နော ဟိ ယတ္ထံ၊ ပါသည်သာ’။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒန္တံ၊ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ အဇ္ဈောသာနေ၊ သည်။ အသတိ၊ သော်။ အဇ္ဈောသာနနိရောဓော၊ ကြောင့်။ ပရိဂ္ဂဟော၊ သည်။ နော ပညာယေထ၊

ရာ။ တသ္မံ၊ ထိုသို့အဇ္ဈောသာနမရှိခဲ့သော် ပရိဂ္ဂဟ၏ မထင်ရှားရာသည်၏ အဖြစ်ကြောင့်။ ယဒိဒံ-ယံ ဣဒံ အဇ္ဈောသာနံ၊ သည်။ အတ္ထိ၊ ၏။ ဒေသဝ-ဒေသော ဧဝ၊ ဤငါ့၊ ငါ၏ဥစ္စာဟု သက်ဝင်မျှသိပ် ပြီးဆုံးစေတတ်သော အားကြီးသော ဆုံးဖြတ်ခြင်းသည်သာလျှင်။ ပရိဂ္ဂဟဿ၊ ၏။ ဟေတု၊ ပေတည်း။ ဧတံ-ဧဝ၊ သည်သာလျှင်။ ပရိဂ္ဂဟဿ၊ ၏။ နိဒါနံ၊ ပေတည်း။ ဒေသ-ဒေသော ဧဝ၊ သည်သာလျှင်။ ပရိဂ္ဂဟဿ၊ ၏။ သမုဒယော၊ ပေတည်း။ ဒေသ-ဒေသော ဧဝ၊ သည်သာလျှင်။ ပရိဂ္ဂဟဿ၊ ၏။ ပစ္စယော၊ ပေတည်း။

၁၀၀။ ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာနန္တိ၊ ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာနံဟူ၍။ ဣတိ ခေါ်သောလျှင်။ ဧတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝတ္ထံ၊ ပြီ။ အာနန္ဒ၊ နွာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ ဆန္ဒရာဂံ၊ ဆန္ဒရာဂကို။ ဝါ၊ အားသေးသောရာဂ၊ အားကြီးသောရာဂကို။ ပဋိစ္စ၊ ၍။ အဇ္ဈောသာနံ၊ သည်။ သမ္ဘဝတိ၊ ၏။ တံ ဧတံ-ကာရဏံ၊ ကို။ ဣမိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗံ၊ အပ်၏။ အာနန္ဒ၊ နွာ။ ဟိ၊ ဆန္ဒရာဂအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ ဆန္ဒရာဂေါ၊ သည်။ ကဿမိ၊ အား။ ကိမိမိ၊ ဌ။ စ နာဘာဝိယ၊ ငြားအံ့။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဆန္ဒရာဂေါ၊ သည်။ အသတိ၊ သော်။ ဆန္ဒရာဂ နိရောဓော၊ အားသေးသောရာဂ၊ အားကြီးသောရာဂ၏ ကွယ်၊ ပျောက်၊ ချုပ်၊ ပြိမ်း လက်စသိမ်းခြင်းကြောင့်။ အဇ္ဈောသာနံ၊ သည်။ ပညာယေထ အပိ န ခေါ၊ အံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ သုရား။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဆန္ဒရာဂေါ၊ သည်။ အသတိ၊ သော်။ ဆန္ဒရာဂ နိရောဓော၊ ကြောင့်။ အဇ္ဈောသာနံ၊ သည်။ နော ဟိ ပညာယေထ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာကလျောက်ပြီ။ “အာနန္ဒ၊ နွာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဆန္ဒရာဂေါ၊ သည်။ အသတိ၊ သော်။ ဆန္ဒရာဂ နိရောဓော၊ ကြောင့်။ အဇ္ဈောသာနံ၊ သည်။ နော ပညာယေထ၊ ရာ။ တသ္မံ၊ ထိုသို့ဆန္ဒ၊ ရာဂမရှိခဲ့သော် အဇ္ဈောသာန၏ မထင်ရှားရာသည်၏အဖြစ်ကြောင့်။ ယဒိဒံ-ယော အယံ ဆန္ဒရာဂေါ၊ သည်။ အတ္ထိ၊ ၏။ ဒေသဝ-ဒေသော ဧဝ၊ ဤဆန္ဒရာဂသည်သာလျှင်။ အဇ္ဈောသာနဿ၊ ၏။ ဟေတု၊ ပေတည်း။ ဧတံ-ဧဝ၊ သည်သာလျှင်။ အဇ္ဈောသာနဿ၊ ၏။ နိဒါနံ၊ ပေတည်း။ ဒေသ-ဒေသော ဧဝ၊ သည်သာလျှင်။ အဇ္ဈောသာနဿ၊ ၏။ သမုဒယော၊ ပေတည်း။ ဒေသ-ဒေသော ဧဝ၊ သည်သာလျှင်။ အဇ္ဈောသာနဿ၊ ၏။ ပစ္စယော၊ ပေတည်း။

၁၀၉။ ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါတိ၊ ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ ဟူ၍။ ဣတိ ခေါ်သောလျှင်။ ဧတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝတ္ထံ၊ ပြီ။ အာနန္ဒ၊ နွာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ ဝိနိစ္ဆယံ၊ အာရုံကို ဆုံးဖြတ်တတ်သောဝိတက်ကို။ ပဋိစ္စ၊ ၍။ ဆန္ဒရာဂေါ၊ သည်။ သမ္ဘဝတိ၊ ၏။ တံ ဧတံ-ကာရဏံ၊ ကို။ ဣမိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗံ၊ အပ်၏။ အာနန္ဒ၊ နွာ။ ဟိ၊ ဝိနိစ္ဆယအတွက် အကြောင်း

ဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော၊ ကာရဏေန၊ ဖြင့်။ သဗ္ဗိ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗိ၊ သော။ ဝိနိစ္ဆယော၊ အာရုံကို ဆုံးဖြတ်ကြောင်းဖြစ်သော ဝိတက်သည်။ ကဿပိ၊ အား။ ကိမ္ဘိ၊ ဌ။ စ နာဘဝိဿ၊ ငြားအံ့။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဝိနိစ္ဆယော၊ အာရုံကို ဆုံးဖြတ်ခြင်းဟူသော ဝိတက်သည်။ အသတိ၊ သော်။ ဝိနိစ္ဆယနိရောဓော၊ အာရုံကို ဆုံးဖြတ်တတ်သော ဝိတက်၏ ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းခြင်းကြောင့်။ ဆန္ဒရာဂေါ၊ သည်။ ပညာယေထ အပိ န ခေါ၊ အံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ ဧတံ-ပညာယနံ၊ သည်။ နော ဟိ ယတ္ထံ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင် အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒ၊ န္ဒာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဝိနိစ္ဆယော၊ သည်။ အသတိ၊ သော်။ ဝိနိစ္ဆယနိရောဓော၊ ကြောင့်။ ဆန္ဒရာဂေါ၊ သည်။ နော ပညာယေထ၊ ရာ၊ တသ္မာ၊ ထိုသို့ ဝိနိစ္ဆယမရှိခဲ့သော် ဆန္ဒ၊ ရာဂ၏ မထင်ရှားရာသည်၏အဖြစ်ကြောင့်။ ယဒိဒံ-ယော အယံ ဝိနိစ္ဆယော၊ သည်။ အတ္ထိ၊ ၎င်း။ ဧသေဝ-ဧသော ဧဝ၊ ဤဝိနိစ္ဆယသည်သာလျှင်။ ဆန္ဒရာဂဿ၊ ၎င်း။ ဟေတု၊ ပေတည်း။ ဧတံ-ဧဝ၊ သည်သာလျှင်။ ဆန္ဒရာဂဿ၊ ၎င်း။ နိဒါနံ၊ ပေတည်း။ ဧသ-ဧသော ဧဝ၊ သည်သာလျှင်။ ဆန္ဒရာဂဿ၊ ၎င်း။ သမုဒယော၊ ပေတည်း။ ဧသ-ဧသော ဧဝ၊ သည်သာလျှင်။ ဆန္ဒရာဂဿ၊ ၎င်း။ ပစ္စယော၊ ပေတည်း။

၉၁၀။ လာဘံ ပဋိစ္စ ဝိနိစ္ဆယောတိ၊ လာဘံ ပဋိစ္စ ဝိနိစ္ဆယောဟူ၍။ ဣတိ ခေါ၊ သာလျှင်။ ဧတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝတ္ထံ၊ အပ်ပြီ။ အာနန္ဒ၊ န္ဒာ။ ယထာ-ယေန ကာ ရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ လာဘံ၊ အာရုံကိုရခြင်းကို။ ဝါ၊ ရအပ်သော အာရုံကို။ ပဋိစ္စ၊ ၍ ဝိနိစ္ဆယော၊ သည်။ သမ္ဘဝတိ၊ ၎င်း။ တံ ဧတံ-ကာရဏံ၊ ကို။ ဣမိနာပိ ပရိယာ ယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗိ၊ အပ်၏။ အာနန္ဒ၊ န္ဒာ။ ဟိ၊ လာဘအတွက် အကြောင်းဆက် ၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗိ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗိ၊ သော။ လာဘော၊ သည်။ ကဿပိ၊ အား။ ကိမ္ဘိ၊ ဌ။ စ နာဘဝိဿ၊ ငြားအံ့။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ လာဘော၊ သည်။ အသတိ၊ သော်။ လာဘနိရောဓော၊ အာရုံကိုရခြင်း၏ ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်း ခြင်းကြောင့်။ ဝိနိစ္ဆယော၊ သည်။ ပညာယေထ အပိ န ခေါ၊ အံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ လာဘော၊ သည်။ အသတိ၊ သော်။ လာဘနိရောဓော၊ ကြောင့်။ ဝိနိစ္ဆယော၊ သည်။ နော ဟိ ပညာယေထ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒ၊ န္ဒာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အား ဖြင့်။ သဗ္ဗသော၊ သော။ လာဘော၊ သည်။ အသတိ၊ သော်။ လာဘနိရောဓော၊ ကြောင့်။ ဝိနိစ္ဆယော၊ သည်။ နော ပညာယေထ၊ ရာ၊ တသ္မာ၊ ထိုသို့ လာဘမရှိခဲ့သော် ဝိနိစ္ဆယ ၎င်း မထင်ရှားရာသည်၏အဖြစ်ကြောင့်။ ယဒိဒံ-ယော အယံ လာဘော၊ သည်။ အတ္ထိ၊ ၎င်း။ ဧသေဝ-ဧသော ဧဝ၊ ဤလာဘသည်သာလျှင်။ ဝိနိစ္ဆယဿ၊ ၎င်း။ ဟေတု၊

ပေတည်း။ ဧတံ-ဧဝံ သည်သာလျှင်။ ဝိနိစ္ဆယဿံ၊ ၎င်း။ နိဒါနံ၊ ပေတည်း။ ဒေသ-
ဒေသော ဧဝံ သည်သာလျှင်။ ဝိနိစ္ဆယဿံ၊ ၎င်း။ သမုဒယော၊ ပေတည်း။ ဒေသ-ဒေသော
ဧဝံ သည်သာလျှင်။ ဝိနိစ္ဆယဿံ၊ ၎င်း။ ပစ္စယော၊ ပေတည်း။

၁၁၁။ ပရိယေသနံ ပဋိစ္စ လာဘောတိ၊ ပရိယေသနံ ပဋိစ္စ လာဘောဟူ၍။ ဣတိ ခေါ၊
သာလျှင်။ ဧတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝတ္တံ၊ အပ်ပြီ။ အာနန္ဒ၊ နွာ။ ယထာ-ယေန
ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ ပရိယေသနံ၊ အာရုံကို ရှာမှီးခြင်းကို။
ပဋိစ္စ၊ ၍။ လာဘော၊ သည်။ သမ္ဘဝတိ၊ ၎င်း။ တံ ဧတံ-ကာရဏံ၊ ကို။ ဣမိနာပိ ပရိ
ယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗံ၊ အပ်၏။ အာနန္ဒ၊ နွာ။ ဟိ၊ ပရိယေသနအတွက် အ
ကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊
သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အား
ဖြင့်။ သဗ္ဗံ၊ သော။ ပရိယေသနာ၊ သည်။ ကဿစိ၊ အား။ ကိမ္ဘိစိ၊ ဌ။ စ နာဘာဝိဿ၊
ငြားအံ့။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ပရိယေသနာ
ယ၊ သည်။ အသတိ၊ သော်။ ပရိယေသနနိရောဓော၊ အာရုံကို ရှာမှီးခြင်း၏ ကွယ်၊
ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းခြင်းကြောင့်။ လာဘော၊ သည်။ ပညာယေထ အပိ န
ခေါ၊ အံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊
ဘုရား။ ဧတံ-ပညာယနံ၊ သည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ”။ ဣတိ၊ သို့။
အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒ၊ နွာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗ
သော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ပရိယေသနာယ၊ သည်။ အသတိ၊ သော်။ ပရိ
ယေသနနိရောဓော၊ ကြောင့်။ လာဘော၊ သည်။ နော ပညာယေထ၊ ရာ၊ တသ္မာ၊
ထိုသို့အာရုံကို ရှာမှီးခြင်းမရှိခဲ့သော် အာရုံကိုရခြင်း၏ မထင်ရှားရာသည်၏ အဖြစ်
ကြောင့်။ ယဒိဒံ-ယာ အယံ ပရိယေသနာ၊ သည်။ အတ္ထိ၊ ၎င်း။ ဒေသဝ-ဒေသောဧဝံ၊
ဤအာရုံကိုရှာမှီးခြင်းသည်သာလျှင်။ လာဘဿ၊ ၎င်း။ ဟေတု၊ ပေတည်း။ ဧတံ ဧဝံ
သည်သာလျှင်။ လာဘဿ၊ ၎င်း။ နိဒါနံ၊ ပေတည်း။ ဒေသ-ဒေသော ဧဝံ သည်သာ
လျှင်။ လာဘဿ၊ ၎င်း။ သမုဒယော၊ ပေတည်း။ ဒေသ-ဒေသော ဧဝံ သည်သာလျှင်။
လာဘဿ၊ ၎င်း။ ပစ္စယော၊ ပေတည်း။

၁၁၂။ တဏှံ ပဋိစ္စ ပရိယေသနာတိ၊ တဏှံ ပဋိစ္စ ပရိယေသနာဟူ၍။ ဣတိ ခေါ၊
သာလျှင်။ ဧတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝတ္တံ၊ အပ်ပြီ။ အာနန္ဒ၊ နွာ။ ယထာ-ယေန
ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ တဏှံ၊ တဏှာကို။ ပဋိစ္စ၊ ၍။ ပရိယေသနာ၊ သည်။
သမ္ဘဝတိ၊ ၎င်း။ တံ ဧတံ-ကာရဏံ၊ ကို။ ဣမိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိ
တဗ္ဗံ၊ အပ်၏။ အာနန္ဒ၊ နွာ။ ဟိ၊ တဏှာအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်၊
သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။
သဗ္ဗံ၊ သော။ သဗ္ဗထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ တဏှာ၊ သည်။
ကဿစိ၊ အား။ ကိမ္ဘိစိ၊ ဌ။ စ နာဘာဝိဿ၊ ငြားအံ့။ သေယျထိဒံ၊ ကဿစိ ကိမ္ဘိစိဟု အနိ
ယမိတ ပဒတ္တကို မုချသိရန် နိယမပြန်၍ ဝေဘန်တော်မူပေအံ့။ ကာမတဏှာ၊ ကာမ
တဏှာသည်လည်းကောင်း။ ဝါ၊ ငါးပါးအာရုံ ကာမဂုဏ်၌ဖြစ်သော တဏှာသည်

လည်းကောင်း။ ဘဝတဏှာ၊ ဘဝတဏှာသည်လည်းကောင်း။ ဝါ၊ မြိန်ဟူ၍ ဖြစ်သော သဿတအယူနှင့် တကွဖြစ်သော တဏှာသည်လည်းကောင်း။ ပိဘဝတဏှာ၊ ပိဘဝတဏှာသည်လည်းကောင်း။ ဝါ၊ မြိတ်၏ဟူ၍ဖြစ်သော ဥန္တေဒအယူနှင့် တကွဖြစ်သော တဏှာသည်လည်းကောင်း။ စ နာဘဝိဿ၊ ငြားအံ့။ ဣတိ အယံ၊ ကား။ ပိဘာဝေါ၊ ပေတည်း။ ဧဝံ အသတိ၊ သော်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ တဏှာယ၊ သည်။ အသတိ၊ သော်။ တဏှာနိရောဓာ၊ ကြောင့်။ ပရိယေသနာ၊ သည်။ ပညာယေထ အပိ န ခေါ၊ အံ့လော။ ဣတိ၊ သို့။ အဝေါ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ တဏှာယ၊ သည်။ အသတိ၊ သော်။ တဏှာနိရောဓာ၊ ကြောင့်။ ပရိယေသနာ၊ သည်။ နော ဟိ ပညာယေထ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒ၊ နန္ဒာ။ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ တဏှာယ၊ သည်။ အသတိ၊ သော်။ တဏှာနိရောဓာ၊ ကြောင့်။ ပရိယေသနာ၊ သည်။ နော ပညာယေထ၊ ရာ။ တသ္မာ၊ ထိုသို့တဏှာမရှိခဲ့သော် အာရုံကိုရှာမှီးခြင်း၏ ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းရာသည်၏အဖြစ်ကြောင့်။ ယဒိဒံ-ယာ အယံ တဏှာ၊ သည်။ အတ္ထိ၊ ၏။ ဧသေဝ-ဧသော ဧဝ၊ ဤတဏှာသည်သာလျှင်။ ပရိယေသနာယ၊ ၏။ ဟေတု၊ ပေတည်း။ ဧတံ ဧဝ၊ သည်သာလျှင်။ ပရိယေသနာယ၊ ၏။ နိဒါနံ၊ ပေတည်း။ ဧသ-ဧသော ဧဝ၊ သည်သာလျှင်။ ပရိယေသနာယ၊ ၏။ သမုဒယော၊ ပေတည်း။ ဧသ-ဧသော ဧဝ၊ သည်သာလျှင်။ ပရိယေသနာယ၊ ၏။ ပစ္စယော၊ ပေတည်း။ အာနန္ဒ၊ နန္ဒာ။ ဣတိ ခေါ၊ သာလျှင်။ ဝါ၊ ဖြင့်သာလျှင်။ ဣမေ ဓမ္မာ၊ ဤဝဋ္ဋမူလတဏှာ၊ သမုဒါစာရတဏှာ ဟူသောတရားတို့သည်။ ဒွယေန၊ ဝဋ္ဋမူလတဏှာ၊ သမုဒါစာရတဏှာ ဟူသောနှစ်ပါးသောအတို့အားဖြင့်။ ဝေဒနာယ၊ ဝေဒနာဟူသောအကြောင်းဖြင့်။ ဧကသမော သရဏာ၊ တစ်ခုတည်းသော ပေါင်းဆုံစည်းဝေးရာ အကြောင်းရှိကုန်သည်။ ဝါ၊ တူသော ပေါင်းဆုံစည်းဝေးရာ အကြောင်းရှိကုန်သည်။ ဘဝန္တိ၊ ကုန်၏။

၁၁၃။ ဖဿပစ္စယာ ဝေဒနာတိ၊ ဖဿပစ္စယာဝေဒနာဟူ၍။ ဣတိ ခေါ၊ သာလျှင်။ ဧတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝုတ္တံ၊ အပ်ပြီ။ အာနန္ဒ၊ နန္ဒာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ ဖဿပစ္စယာ၊ ဖဿဟူသောအကြောင်းကြောင့်။ ဝေဒနာ၊ ဝေဒနာသည်။ သမ္ပဝတိ၊ ၏။ တံ ဧတံ-ကာရဏံ၊ ကို။ ဣဒိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗံ၊ အပ်၏။ အာနန္ဒ၊ နန္ဒာ။ ဟိ၊ ဖဿအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ သဗ္ဗေန၊ သော။ အာကာရေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ သုပ္ပထာ၊ သော။ သဘာဝေန၊ အားဖြင့်။ သဗ္ဗံ၊ သော။ ဖသော၊ သည်။ ကဿမိ၊ အား။ ကိမ္ပိမိ၊ ဌ။ စ နာဘဝိဿ၊ ငြားအံ့။ သေယျထိဒံ၊ ထိုဖဿဟူသည် အဘယ်နည်း။ တနည်း-သော ဖသော၊ ထိုဖဿဟူသည်။ သေယျထိဒံ၊ နည်း။ တနည်း-ဣဒံ-အယံ ဖသော၊ ဤဖဿဟူသည်။ သေယျထာ၊ အဘယ်နည်း။ စက္ခုသမ္ပသော၊ စက္ခုသမ္ပဿသည်လည်းကောင်း။ ဝါ၊ စက္ခုပသာဒ၌ဖြစ်သော သမ္ပဿသည်လည်းကောင်း။ သောတသမ္ပသော၊ သောတသမ္ပဿသည်လည်းကောင်း။ ဝါ၊ သောတပသာဒ၌ဖြစ်သော သမ္ပဿသည်လည်းကောင်း။ ဗာန

သမ္ပယောဂ၊ ခါနသမ္ပယသညလည်းကောင်း။ ဝါ၊ ခါနပသာဒဉ္စဖြစ်သော သမ္ပယသညလည်းကောင်း။ ဇိဝှိသမ္ပယော၊ ဇိဝှိသမ္ပယသညလည်းကောင်း။ ဝါ။ ဇိဝှိပသာဒဉ္စဖြစ်သော သမ္ပယသညလည်းကောင်း။ ကာယသမ္ပယော၊ ကာယသမ္ပယသညလည်းကောင်း။ ဝါ။ ကာယပသာဒဉ္စ ဖြစ်သော သမ္ပယသည လည်းကောင်း။ မနောသမ္ပယော၊ မနောသမ္ပယသညလည်းကောင်း။ ဝါ။ မနောဋ္ဌါရဉ္စဖြစ်သော သမ္ပယသညလည်းကောင်း။ စ နာဘဝိယ၊ ငြားအံ့၊ ဣတိအယံ၊ ဤသည်ပင်တည်း။ ဧဝံ အသတိ၊ သေ။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဖဿေ၊ သည်။ အသတိ၊ သေ။ ဖဿနိရောဓော၊ ဖဿ၏ ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းခြင်းကြောင့်။ ဝေဒနာ၊ သည်။ ပညာယေထ အပိ န ခေါ်အံ့လော’။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ ဧတံ-ပညာယနံ၊ သည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒန္တာ၊ ယသ္မာ၊ ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဖဿေ၊ သည်။ အသတိ၊ သေ။ ဖဿနိရောဓော၊ ကြောင့်။ ဝေဒနာ၊ သည်။ နော ပညာယေထ၊ ရာ။ တသ္မာ၊ ထိုသို့ ဖဿမရှိခဲ့သော် ဝေဒနာ၏ မထင်ရှားရာသည်၏ အဖြစ်ကြောင့်။ ယဒိဒိ-ယော အယံ ဖဿော၊ သည်။ အတ္တိ၊ ၏။ ဧသေဝ-ဧသော ဧဝါ၊ ဤဖဿသည်သာလျှင်။ ဝေဒနာယ၊ ၏။ ဟေတု၊ ပေတည်း။ ဧတံ ဧဝါ၊ သည်သာလျှင်။ ဝေဒနာယ၊ ၏။ နိဒါနံ၊ ပေတည်း။ ဧသ-ဧသော ဧဝါ၊ သည်။ သာလျှင်။ ဝေဒနာယ၊ ၏။ သမုဒယော၊ ပေတည်း။ ဧသ-ဧသော ဧဝါ၊ သည်သာလျှင်။ ဝေဒနာယ၊ ၏။ ပစ္စယော၊ ပေတည်း။

၁၁၄။ နာမရူပပစ္စယာ ဖဿောတိ၊ နာမရူပပစ္စယာ ဖဿောဟူ၍။ ဣတိ ခေါ်၊ သာလျှင်။ ဧတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝုတ္တံ၊ အပ်ပြီ။ အာနန္ဒန္တာ၊ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ။ ကြောင့်။ နာမရူပပစ္စယာ၊ နာမ်၊ ရုပ်ဟူသော အကြောင်းကြောင့်။ ဖဿော၊ ဖဿသည်။ သမ္ပဝတိ၊ ၏။ တံ ဧတံ-ကာရဏံ၊ ကို။ ဣမိ နာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗိ၊ အပ်၏။ အာနန္ဒန္တာ၊ ယေဟိ အာကာရေဟိ၊ အကြင်အချင်းချင်းမတူသော ဝေဒယိတ၊ သဗ္ဗာနန၊ အဘိသင်္ခရဏ၊ ဝိဇာနန ဟူသောသဘောအားဖြင့် အပြားအားဖြင့် သိအပ်သော အချင်းချင်းမတူသည်၏ အဖြစ်ဟူသော အကြောင်းတို့ဖြင့်။ ယေဟိ လိင်္ဂေဟိ၊ အကြင်ကွယ်၎င်း တိမ်မြုပ်သော အရူပဋ္ဌ၊ နမနဋ္ဌ အစရှိသော ထိုထိုအနက်ကိုသိစေတတ်သော အချင်းချင်းမတူသည်၏အဖြစ်ဟူသော အကြောင်းတို့ဖြင့်။ ယေဟိ နိမိတ္တေဟိ၊ အကြင်အရူပဋ္ဌ၊ နမနဋ္ဌ အစရှိသော ထိုထိုအနက်ကိုနှိုင်းချိန်၍ သိမှတ်ကြောင်းဖြစ်သော အချင်းချင်းမတူသည်၏အဖြစ်ဟူသော အကြောင်းတို့ဖြင့်။ ယေဟိ ဥဒ္ဓေသေဟိ၊ အကြင်အရူပဘာဝ အစရှိသောအပြား၊ ဝေဒယိတ အစရှိသော အပြားအားဖြင့် ရွတ်ဆိုအပ်သော အချင်းချင်းမတူသည်၏အဖြစ်ဟူသော အကြောင်းတို့ဖြင့်။ နာမကာယံ၊ နာမကာယကို။ ဝါ၊ နာမ်အပေါင်းကို။ ပညတ္တိ၊ အပြားအားဖြင့်သိစေခြင်းသည်။ ဟောတိ၊ ၏။ တေသု အာကာရေသု၊ ထိုအချင်းချင်းမတူသော ဝေဒယိတ၊ သဗ္ဗာနန၊ အဘိသင်္ခရဏ၊ ဝိဇာနန ဟူသောသဘောအားဖြင့် အပြားအားဖြင့် သိအပ်သော အချင်းချင်းမတူသည်၏အဖြစ်ဟူသောအကြောင်းတို့သည်။ တေသု လိင်္ဂေသု၊ ထိုကွယ်၎င်း တိမ်မြုပ်

သော အရူပဋ္ဌ, နမနဋ္ဌ အစရှိသော ထိုထိုအနက်ကို သိစေတတ်သော အချင်းချင်းမတူသည်၏အဖြစ်ဟူသော အကြောင်းတို့သည်။ တေသု နိမိတ္တေသု၊ ထိုအရူပဋ္ဌ, နမနဋ္ဌ အစရှိသော ထိုထိုအနက်ကို နှိုင်းချိန်၍ သိမှတ်ကြောင်းဖြစ်သော အချင်းချင်းမတူသည်၏အဖြစ်ဟူသော အကြောင်းတို့သည်။ တေသု ဥဒ္ဓေသေသု၊ ထိုအရူပဘာဝ အစရှိသောအပြား, ဝေဒယိတအစရှိသောအပြားအားဖြင့် ရွတ်ဆိုအပ်ကော အချင်းချင်းမတူသည်၏အဖြစ်ဟူသောအကြောင်းတို့သည်။ အသတိ၊ မရှိကုန်သော်။ [အသန္တေသု-ဆိုလိုလျက် ဝစနဝိပလ္လာသ၏ အစွမ်းအားဖြင့် အသတိ-ဆိုသည်။] ရူပကာယေ၊ ရူပကာယ၌။ ဝါ။ ရုပ်အပေါင်း၌။ အဓိဝစနသမ္ပယော၊ အဓိဝစနသမ္ပယာသည်။ ဝါ။ ပရမတ္ထဖြစ်သော နာမ်, ရုပ်တို့၏အထက်၌ ခေါ်ဝေါ်, ပညတ်, သမုတ်အပ်သော ပညတ်ကို အဦးပြုသဖြင့် ယူအပ်, သိအပ်သော မနောသမ္ပယာသည်။ ပညာယေထ အပိ န ခေါ်၊ အံလော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားကမိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ ဧတံ-ပညာယနံ၊ သည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒာ၊ န္ဒာ။ ယေဟိ အာကာရေဟိ၊ အကြင်ရူပန သဘောအားဖြင့် အပြားအားဖြင့်သိအပ်သော ရူပနဟူသော အကြောင်းတို့ဖြင့်။ ယေဟိ လိင်္ဂေဟိ၊ အကြင်ကွယ်ဝှက် တိမ်မြုပ်သော ဝတ္ထုသပ္ပဋိသအစရှိသောအနက်ကို သိစေတတ်သော ရူပနဟူသော အကြောင်းတို့ဖြင့်။ ယေဟိ နိမိတ္တေဟိ၊ အကြင် ဝတ္ထုသပ္ပဋိသအစရှိသော အနက်ကို နှိုင်းချိန်သိမှတ်ကြောင်းဖြစ်သော ရူပနဟူသော အကြောင်းတို့ဖြင့်။ ယေဟိ ဥဒ္ဓေသေဟိ၊ အကြင်ရူပနဋ္ဌ-အစရှိသော အပြားအားဖြင့်ရွတ်ဆိုအပ်သော ရူပနဟူသော အကြောင်းတို့ဖြင့်။ ရူပကာယဿ၊ ရူပကာယကို။ ဝါ၊ ရုပ်အပေါင်းကို။ ပညတ္တိ၊ သည်။ ဟောတိ၊ ၎င်း။ တေသု အာကာရေသု၊ တို့သည်။ တေသု လိင်္ဂေသု၊ တို့သည်။ တေသု နိမိတ္တေသု၊ တို့သည်။ တေသု ဥဒ္ဓေသေသု၊ တို့သည်။ အသတိ၊ ကုန်သော်။ နာမကာယေ၊ နာမကာယ၌။ ဝါ၊ နာမ်အပေါင်း၌။ ပဋိသသမ္ပယော၊ ပဋိသသမ္ပယာသည်။ ဝါ၊ ပဉ္စဝတ္ထု၊ ပဉ္စာရုံတို့၏ အချင်းချင်းထိခိုက်ခြင်းကြောင့်ဖြစ်သော စက္ခုသမ္ပယာ, သောတသမ္ပယာ, ဃာနသမ္ပယာ, ဇိဝှါသမ္ပယာ, ကာယသမ္ပယာသည်။ ပညာယေထ အပိ န ခေါ်၊ လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ ဧတံ-ပညာယနံ၊ သည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။ “အာနန္ဒာ၊ န္ဒာ။ ယေဟိ အာကာရေဟိ၊ အကြင်အချင်းချင်းမတူသော ဝေဒယိတ, သဉ္ဇာနန, အဘိသင်္ခရဏ, ဝိဇာနန, ရူပန သဘောအားဖြင့် အပြားအားဖြင့်သိအပ်သော အချင်းချင်းမတူသည်၏အဖြစ် ရူပနဟူသောအကြောင်းတို့ဖြင့်။ ယေဟိ လိင်္ဂေဟိ၊ အကြင်ကွယ်ဝှက် တိမ်မြုပ်သော အရူပဋ္ဌ, နမနဋ္ဌ အစရှိသောအနက်, ဝတ္ထုသပ္ပဋိသအစရှိသောအနက်ကို သိစေတတ်သော အချင်းချင်းမတူသည်၏အဖြစ် ရူပနဟူသောအကြောင်းတို့ဖြင့်။ ယေဟိ နိမိတ္တေဟိ၊ အကြင်အရူပဋ္ဌ-အစရှိသော အနက်, ဝတ္ထုသပ္ပဋိသအစရှိသောအနက်ကို နှိုင်းချိန်၍သိကြောင်းဖြစ်သော အချင်းချင်းမတူသည်၏အဖြစ် ရူပနဟူသောအကြောင်းတို့ဖြင့်။ ယေဟိ ဥဒ္ဓေသေဟိ၊ အကြင် အရူပဘာဝ အစရှိသောအပြား, ဝေဒယိတအစရှိသောအပြား, ရူပနအစရှိသော

အပြားအားဖြင့် ရွတ်ဆိုအပ်သော အချင်းချင်းမတူသည်၏အဖြစ် ရုပ္ပနဟူသော အကြောင်းတို့ဖြင့်။ နာမကဝယဿ စ၊ နာမကဝယကိုလည်းကောင်း။ ရူပကဝယဿ စ၊ ရူပကဝယကိုလည်းကောင်း။ ပညတ္တိ၊ သည်။ ဟောတိ၊ ၎င်း၊ တေသု အာကာရေသု၊ တို့သည်။ တေသု လိင်္ဂေသု၊ တို့သည်။ တေသု နိမိတ္တေသု၊ တို့သည်။ တေသု ဥဒ္ဓေသေသု၊ တို့သည်။ အသတိ၊ ကုန်သော်။ အမိဝစနသမ္ပဿေသာ ဝါ၊ အမိဝစနသမ္ပဿသည် သော်လည်းကောင်း။ ဝါ၊ ပရမတ္ထဖြစ်သော နာမ်၊ ရုပ်တို့၏အထက်၌ ခေါ်ဝေါ်၊ ပညတ်၊ သမုတ်အပ်သောပညတ်ကို အဦးမြဲသဖြင့် ယူအပ်၊ သိအပ်သော မနော သမ္ပဿသည်သော်လည်းကောင်း။ ပဋိဗ္ဗသမ္ပဿေသာ ဝါ၊ ပဋိဗ္ဗသမ္ပဿသည်သော် လည်းကောင်း။ ဝါ၊ ပဉ္စဝတ္ထု၊ ပဉ္စရုံတို့၏ အချင်းချင်းထိခိုက်ခြင်းကြောင့်ဖြစ်သော စက္ခုသမ္ပဿ၊ သောတသမ္ပဿ၊ ဗာနသမ္ပဿ၊ ဇိဝှါသမ္ပဿ၊ ကဝယသမ္ပဿသည် သော်လည်းကောင်း။ ပညာယေထ အပိ န ခေါ်၊ အံလော’။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ ဧတံ-ပညာယနံ၊ သည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒက လျှောက်ပြန်ပြီ။ “အာနန္ဒ၊ နန္ဒာ။ ယသ္မာ၊ ကြောင့်။ တေသု အာကာရေသု၊ တို့သည်။ တေသု လိင်္ဂေသု၊ တို့သည်။ တေသု နိမိတ္တေသု၊ တို့သည်။ တေသု ဥဒ္ဓေသေသု၊ တို့သည်။ အသတိ၊ ကုန်သော်။ ဖဿော၊ ဖဿသည်။ ပညာယေထ အပိ န ခေါ်၊ အံလော’။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ ဧတံ-ပညာယနံ၊ သည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒက လျှောက်ပြန်ပြီ။ “အာနန္ဒ၊ နန္ဒာ။ ယသ္မာ၊ ကြောင့်။ တေသု အာကာရေသု၊ တို့သည်။ တေသု လိင်္ဂေသု၊ တို့သည်။ တေသု နိမိတ္တေသု၊ တို့သည်။ တေသု ဥဒ္ဓေသေသု၊ တို့သည်။ အသတိ၊ ကုန်သော်။ ဖဿော၊ သည်။ နော ပညာယေထ၊ ရာ။ တသ္မာ၊ ထိုသို့ နာမရူပအာကာရမရှိခဲ့ကုန်သော် ဖဿ၏ မထင်ရှားရာသည်၏အဖြစ်ကြောင့်။ ယဒိဒံ-ယံ ဣဒံ နာမရူပံ၊ အကြင်နာမ်၊ ရုပ်သည်။ အတ္ထိ၊ ၎င်း။ ဧသေဝ-ဧသော ဧဝ၊ ဤနာမ်၊ ရုပ်သည်သာလျှင်။ ဖဿဿ၊ ၎င်း။ ဟေတု၊ ပေတည်း။ ဧတံ ဧဝ၊ သည်သာ လျှင်။ ဖဿဿံ၊ ၎င်း။ နိဒါနံ၊ ပေတည်း။ ဧသ-ဧသော ဧဝ၊ သည်သာလျှင်။ ဖဿဿံ၊

၏။ သမုဒယော၊ ပေတည်း။ ဧသ-ဧသောဧဝ၊ သည်သာလျှင်။ ဖဿဿ၊ ၏။ ပစ္စယော၊ ပေတည်း။

၁၁၅။ ဝိညာဏပစ္စယာ နာမရူပန္တိ၊ ဝိညာဏပစ္စယာ နာမရူပံဟူ၍။ ဣတိ ခေါ၊ သာလျှင်။ ဧတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဂုတ္တံ၊ အပ်ပြီ။ အာနန္ဒ၊ နွှာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။ နာမရူပံ၊ သည်။ သမ္ပဝတိ၊ ၏။ တံ ဧတံ-ကာရဏံ၊ ကို။ ဣဒိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗံ၊ အပ်၏။ အာနန္ဒ၊ နွှာ။ ဟိ၊ ဝိညာဏအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ ဝိညာဏံ၊ ပဋိသန္ဓေဝိညာဏ်သည်။ မာတုကုစ္ဆိသ္မိံ၊ အမိဝမ်း၌။ ဝါ၊ အမိဝမ်းသို့။ စ န ဩတ္တမိဿထ၊ အကယ်၍ မသက်ရောက်ခဲ့ငြားအံ့။ ဝါ၊ အကယ်၍ ဝင်၍ဖြစ်သကဲ့သို့ ပဋိသန္ဓေ၏ အစွမ်းအားဖြင့် မဖြစ်ခဲ့ငြားအံ့။ ဧဝံ အသတိ၊ ဤသို့ပဋိသန္ဓေဝိညာဏ်မရှိခဲ့သော်။ နာမရူပံ၊ သည်။ မာတုကုစ္ဆိသ္မိံ၊ အမိဝမ်း၌။ သမုစ္စိဿထ အပိ န ခေါ၊ ပေါင်းသည်ဖြစ်၍ မဖြစ်နိုင်ရာပင်။ “ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္ဓေ၊ ဘုရား။ ဧတံ-သမုစ္စယနံ၊ ဤသို့ပေါင်းသည်ဖြစ်၍ ဖြစ်ခြင်းသည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ။ တနည်း-ဘန္ဓေ၊ ဘုရား။ ဧဝံ အသတိ၊ ဤသို့ပဋိသန္ဓေဝိညာဏ်မရှိခဲ့သော်။ နာမရူပံ၊ သည်။ မာတုကုစ္ဆိသ္မိံ၊ ဤ။ နော ဟိ သမုစ္စိဿထ၊ ပေါင်းသည်ဖြစ်၍ မဖြစ်နိုင်ရာပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒ၊ နွှာ။ ဟိ၊ ဝိညာဏအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ ဝိညာဏံ၊ ပဋိသန္ဓေဝိညာဏ်သည်။ မာတုကုစ္ဆိသ္မိံ၊ ဤ။ ဝါ၊ သို့။ ဩတ္တမိတွာ၊ ပဋိသန္ဓေ၏အစွမ်းအားဖြင့် သက်ပြီး၍။ စ ဝေါတ္တမိဿထ၊ အကယ်၍ စုတိ၏အစွမ်းအားဖြင့် ဖဲခဲ့ငြားအံ့။ ဧဝံ သတိ၊ ဤသို့ပဋိသန္ဓေ၏အစွမ်းအားဖြင့် သက်ပြီး၍ စုတိ၏အစွမ်းအားဖြင့် ဖဲခဲ့သော်။ နာမရူပံ၊ သည်။ ဣတ္ထတ္တာယ၊ ဤသို့ ပြည့်စုံသော ခန္ဓာငါးပါးဟူသော အပြား၏ အဖြစ်အကျိုးငှါ။ အဘိနိဗ္ဗတ္တိဿထ အပိ န ခေါ၊ ထင်ထင်ရှားရှား ဖြစ်ရာအံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္ဓေ၊ ဘုရား။ ဧတံ-နိဗ္ဗတ္တနံ၊ ဤသို့ထင်ထင်ရှားရှား ဖြစ်ရခြင်းသည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ။ တနည်း-ဘန္ဓေ၊ ဘုရား။ ဧဝံ သတိ၊ ဤသို့ ပဋိသန္ဓေ၏အစွမ်းအားဖြင့် သက်ပြီး၍ စုတိ၏အစွမ်းအားဖြင့် ဖဲခဲ့သော်။ နာမရူပံ၊ သည်။ ဣတ္ထတ္တာယ၊ ဤ။ နော ဟိ အဘိနိဗ္ဗတ္တိဿထ၊ ထင်ထင်ရှားရှား မဖြစ်ရာပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။ “အာနန္ဒ၊ နွှာ။ ဟိ၊ ဝိညာဏအတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြတော်မူအံ့။ ဝိညာဏံ၊ ပဋိသန္ဓေဝိညာဏ်သည်။ ဒဟရဿဝ၊ ငယ်သည်ဖြစ်၍သာလျှင်။ သတော၊ ဖြစ်သော။ ကုမာရကာယ ဝါ၊ သတို့သားအား သော်လည်းကောင်း။ ဒဟရာယဧဝ၊ ငယ်သည်ဖြစ်၍သာလျှင်။ သန္တိယာ၊ ဖြစ်သော။ [လိနံပြင်၍ လိုက်စပ်သည်။] ကုမာရိကာယ ဝါ၊ သတို့သားအား သော်လည်းကောင်း။ စ ဝေါစ္စိဇိဿထ၊ အကယ်၍ ပြတ်ခဲ့ငြားအံ့။ ဧဝံ၊ သတိ၊ ဤသို့ ပဋိသန္ဓေဝိညာဏ်ပြတ်ခဲ့သော်။ နာမရူပံ၊ သည်။ ဝုဗ္ဗိံ၊ ပဌမအရွယ်၏အစွမ်းအားဖြင့် ကြီးပွားခြင်းသို့။ ဝိရုဇ္ဇိံ၊

မဇ္ဈိမအရွယ်၏အစွမ်းအားဖြင့် စည်ပင်ခြင်းသို့။ ဝေပုလ္လံ၊ ပဏ္ဍိမအရွယ်၏အစွမ်းအားဖြင့် ပြန်ပြန်ပြောသည်၏အဖြစ်သို့။ တနည်း-ဝုဗ္ဗိ၊ ဆယ်နှစ်သို့ရောက်စေသောအားဖြင့်ကြီးပွားခြင်းသို့။ ဝိရုဠိ၊ အနှစ် နှစ်ဆယ်သို့ရောက်စေသောအားဖြင့် စည်ပင်ခြင်းသို့။ ဝေပုလ္လံ၊ အနှစ် တစ်ရာသို့ရောက်စေသောအားဖြင့် ပြန်ပြောသည်၏အဖြစ်သို့။ အာပဇ္ဇိဿထ အပိ န ခေါ၊ ရောက်ရာအံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား၊ ဧတံ-အာပဇ္ဇနံ၊ ဤသို့ရောက်ခြင်းသည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ၊ တနည်း-ဘန္တေ၊ ဘုရား။ ဧဝံ သတိ၊ ဤသို့ပဋိသန္ဓေဝိညာဏ်ပြတ်ခဲ့သော်။ နာမရူပံ၊ သည်၊ ဝုဗ္ဗိ၊ သို့။ ဝိရုဠိ၊ သို့။ ဝေပုလ္လံ၊ သို့။ နော ဟိ အာပဇ္ဇိဿထ၊ မရောက်ရပါသည်သာ”။ ဣတိ၊ ဤသို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။ အာနန္ဒ၊ နန္ဒာ။ *ယသ္မာ၊ ကြောင့်။ မာတုကုစ္ဆိယံ၊ အမိဝမ်း၌။ ပဋိသန္ဓဂ္ဂဟဏေဝိ၊ ပဋိသန္ဓေယူရာအခါ၌လည်းကောင်း။ ကုစ္ဆိဝါသေဝိ၊ အမိဝမ်း၌ နေရာအခါ၌လည်းကောင်း။ ကုစ္ဆိတော၊ အမိဝမ်းမှ။ နိက္ခမနေဝိ၊ ထွက်ရာအခါ၌လည်းကောင်း။ ပဝတ္တိယံ၊ ပဝတ္တိအခါ၌။ ဒသဝဿာဒိကာလေဝိ၊ ဆယ်နှစ်ရှိရာအခါ အစရှိသော အခါ၌လည်းကောင်း။ ဝိညာဏမေဝ၊ ဝိညာဏ်သည်သာလျှင်။ နာမရူပဿ၊ အား။ ပစ္စယော၊ ကျေးဇူးပြုတတ်သည်။ ဟောတိ၊ ၎င်း။ တသ္မာ၊ ကြောင့်။ ယဒိဒံ-ယံ ဣဒံ ဝိညာဏံ၊ အကြင်ပဋိသန္ဓေဝိညာဏ်သည်။ အတ္ထိ၊ ၎င်း။ ဧသေဝ-ဧသေဝေ၊ ဤပဋိသန္ဓေဝိညာဏ်သည်သာလျှင်။ နာမရူပဿ၊ ၎င်း။ ဟေတု၊ ပေတည်း။ ဧတံ ဧဝ၊ သည်သာလျှင်။ နာမရူပဿ၊ ၎င်း။ နိဒါနံ၊ ပေတည်း။ ဒေ-ဧသေဝ ဧဝ၊ သည်သာလျှင်။ နာမရူပဿ၊ ၎င်း။ သမုဒယော၊ ပေတည်း။ ဒေ-ဧသေဝ ဧဝ၊ သည်သာလျှင်။ နာမရူပဿ၊ ၎င်း။ ပစ္စယော၊ ပေတည်း။

၉၅၆။ နာမရူပပစ္စယာ ဝိညာဏန္တိ၊ နာမရူပပစ္စယာ ဝိညာဏံဟူ၍။ ဣတိ ခေါ်သာလျှင်။ ဧတံ-ဝစနံ၊ ကို။ မယာ၊ သည်။ ဝုတ္တံ၊ အပ်ပြီ။ အာနန္ဒ၊ နန္ဒာ။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဝါ၊ ကြောင့်။ နာမရူပပစ္စယာ၊ နာမ်၊ ရုပ်ဟူသော အကြောင်းကြောင့်။ ဝိညာဏံ၊ သည်။ သမ္ပဝတိ၊ ၎င်း။ ဧတံ-ကာရဏံ၊ ကို။ ဣဒိနာပိ ပရိယာယေန၊ ဖြင့်လည်း။ ဝေဒိတဗ္ဗံ၊ အပ်၏။ အာနန္ဒ၊ နန္ဒာ။ ဟိ၊ နာမ်၊ ရုပ်အတွက် အကြောင်းဆက်၍ ဖြစ်၊ ပျက်၊ ချုပ်သွား အကျိုးများကို ထင်ရှားပြုတော်မူအံ့။ ဝိညာဏံ၊ ပဋိသန္ဓေဝိညာဏ်သည်။ နာမရူပေ၊ နာမ်၊ ရုပ်၌။ ပတိဋ္ဌံ၊ တည်ရာကို။ စ န လတိဿထ၊ အကယ်၍ မရခဲ့အံ့။ ဧဝံ အလဘန္တေ၊ ဤသို့ မရခဲ့သော်။ အာယတိ၊ နောင်အခါ၌။ ဇာတိ၊ ဇာတိသည်လည်းကောင်း။ ဝါ၊ ဖြစ်ရခြင်းသည်လည်းကောင်း။ ဇရာ၊ ဇရာသည်လည်းကောင်း။ ဝါ၊ အိုရခြင်းသည်လည်းကောင်း။ မရဏံ၊ မရဏသည်လည်းကောင်း။ ဝါ၊ သေရခြင်းသည်လည်းကောင်း။ † ဒုက္ခသမုဒယသမ္ပဝေ၊ ဒုက္ခအပေါင်း၏ဖြစ်ခြင်း

* မှတ်ချက်။ ။ [ယသ္မာအစ၊ ပစ္စယောအဆုံးရှိသော ပါဠိများကား အဋ္ဌကထာမှဆောင်၍ ယောဇနာအပ်သော ပါဠိများတည်း။]
 † မှတ်ချက်။ ။ [ဒုက္ခသမုဒယသမ္ပဝေ-ဟူသောပါဠိဝယ် သမုဒယ-သဒ္ဓါကို သမုဒါယ-သဒ္ဓါကဲ့သို့ သမူဟပရိယာယ်တည်းဟု မှတ်ယူရမည်။]

သည့်လည်းကောင်း။ ပညာယေထ အဝိ နံ ခေါ၊အံလော”။ဣတိ၊သို့။အဝေါ၊မြတ်စွာ
ဘုရားက မိန့်တော်မူပြီ။“ဘန္တေ၊ ဘုရား။ ဧတံ-ပညာယနံ၊ သည့်။ နော ဟိ ယတ္ထံ၊
ပါသည်သာ။

တနည်း။ ။ဘန္တေ၊ဘုရား။ ဧဝံ အလဘန္တေ၊ ဤသို့မရခဲ့သော်။ အာယတိ၊၌။
ဇာတိ၊သည့်လည်းကောင်း။ ဇရာ၊ သည့်လည်းကောင်း။ မရဏံ၊သည့်လည်းကောင်း။
ဒုက္ခသမုဒယသမ္ဘဝေါ၊ သည့်လည်းကောင်း။ နော ဟိ ပညာယေထ၊ ပါသည်
သာ”။ ဣတိ၊သို့။ အဝေါ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒန္တံ၊ယသ္မာ၊
ကြောင့်။ ဧဝံ အလဘန္တေ၊ သော်။ အာယတိ၊၌။ ဇာတိ၊ သည့်လည်းကောင်း။ဇရာ၊
သည့်လည်းကောင်း။ မရဏံ၊ သည့်လည်းကောင်း။ ဒုက္ခသမုဒယသမ္ဘဝေါ၊ သည့်
လည်းကောင်း။ နော ပညာယေထ၊ ရာ၊တသ္မာ၊ ထိုသို့ ပဋိသန္ဓေဝိညာဏ်၏နာမ်၊
ရုပ်၌ တည်ရာမရခဲ့သော် နောင်အခါ၌ ဇာတိ၊ဇရာ၊မရဏ၊ဒုက္ခအပေါင်း၏ မထင်
ရှားရာသည်၏အဖြစ်ကြောင့်။ ယဒိဒံ-ယံ ဣဒံ နာမရူပံ၊ သည်းအတ္ထိ၊၏။ ဒေသဝ-
ဒေသောဧဝ၊ ဤနာမ်၊ရုပ်သည်သာလျှင်။ ဝိညာဏဿ၊၏။ဟေတု၊ပေတည်း။ ဧတံ ဧဝ၊
သည်သာလျှင်။ ဝိညာဏဿ၊၏။နိဒါနံ၊ပေတည်း။ဒေသ-ဒေသော ဧဝ၊ သည်သာလျှင်။
ဝိညာဏဿ၊၏။ သမုဒယော၊ ပေတည်း။ ဒေသ-ဒေသော ဧဝ၊သည်သာလျှင်။ ဝိညာ
ဏဿ၊၏။ပစ္စယော၊ပေတည်း။ အာနန္ဒန္တံ၊ နာမရူပံ၊သည်။ဝိညာဏေန၊ နှင့်။ သဟ၊
တက္က။ အညမညပစ္စယတံ၊ အချင်းချင်းကျေးဇူးပြုတတ်သည်၏အဖြစ်ဖြင့်။ [ယ-
ကြေ။] ယဒိဒံ ပဝတ္တတိ၊ အကြင်ဖြစ်၏။ [ယဒိဒံ-သဒ္ဓါကား ကိရိယာပရာမသန
ဇောတက နိပါတ်ပုဒ်တည်း။] ဧတ္တာဝတံ၊ဤမျှလောက်အတိုင်းအရှည်ရှိသော နာမ်
ရုပ်၊ဝိညာဏ်တို့၏ အချင်းချင်းကျေးဇူးပြုသည်၏အဖြစ်ဖြင့် ဖြစ်ခြင်းဖြင့်။ သတ္တော၊
သတ္တဝါသည်။ [ထည့်စပ်သည်။] ဇာယေထ၊ဖြစ်ရာ၏။ ဣတိ ဝါ၊ ဤသို့သော်လည်း
ကောင်း။ ဇိယေထ၊ အိုရာ၏။ ဣတိ ဝါ၊ သို့သော်လည်းကောင်း။ ဝိယေထ၊ သေရာ
၏။ ဣတိ ဝါ၊ ကောင်း။ စဝေထ၊ အဘန်ဘန်စုတေရာ၏။ ဝါ၊ အဘန်ဘန်ရွှေလျှော
ရာ၏။ဣတိ ဝါ၊ကောင်း။ ဥပပဇ္ဇေထ၊အဘန်ဘန်ဖြစ်ရာ၏။ ဝါ၊ အဘန်ဘန်ပဋိသန္ဓေ
နေရာ၏။ ဣတိ ဝါ၊ ကောင်း။ သမညာ၊ အမည်သည်။ ဟောတိ၊၏။ [ထည့်စပ်
သည်။] ဧတ္တာဝတံ၊ ဤမျှလောက်အတိုင်းအရှည်ရှိသော နာမ်ရုပ်၊ဝိညာဏ်တို့၏
အချင်းချင်းကျေးဇူးပြုသည်၏အဖြစ်ဖြင့် ဖြစ်ခြင်းဖြင့်။ အဓိဝစနပထော၊ အနက်မပါ
သဒ္ဓါမျှကိုသာစွဲ၍ဖြစ်သော ပညတ်၏အကြောင်းဖြစ်သော ခန္ဓပဉ္စကသည်။ ဝါ၊
ပရမတ္ထဖြစ်သော နာမ်၊ရုပ်တို့၏အထက်၌ ခေါ်ဝေါ်၊ ပညတ်၊ သမုတ်အပ်သော
ပညတ်၏အကြောင်းဖြစ်သော ခန္ဓပဉ္စကသည်။ ဟောတိ၊၏။ ဧတ္တာဝတံ၊ဖြင့်။နိရုတ္တိ
ပထော၊ အကြောင်းကိုထုတ်၍ဆိုအပ်သော ပညတ်၏အကြောင်းဖြစ်သော ခန္ဓပဉ္စက
သည်။ ဟောတိ၊၏။ဧတ္တာဝတံ၊ ဖြင့်။ ပညတ္ထိပထော၊ အပြားအားဖြင့်သိစေတတ်
သော ပညတ်၏အကြောင်းဖြစ်သော ခန္ဓပဉ္စကသည်။ ဟောတိ၊၏။ ဧတ္တာဝတံ၊ဖြင့်။

ဣမ သမုဒယသဒ္ဓေါ သမုဒါယသဒ္ဓေါ ဝိယ သမူဟပရိယာယောတိ အာဟ
ဒုက္ခာသိသမ္ဘဝေါတိ။ (ဇိကာ)။]

ပညာဝစရံ၊ ပညာဖြင့်သိအပ်၊ သိသင့်၊ သိထိုက်သော ခန္ဓပစ္စုပ္ပန်သည်။ ဟောတိ၊ ၎င်း။
 ဧတ္တာဝတော၊ ဖြင့်။ ဝဇ္ဇိ၊ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဟုဆိုအပ်သော သံသရာဝဋ်
 သည်။ ဝဇ္ဇတိ၊ ဖြစ်၏။ ဝါ၊ လည်၏။ ဧတ္တာဝတော၊ ဤမျှလောက်အတိုင်းအရှည်ရှိသော
 နာမ်ရပ်၊ ဝိညာဏ်တို့၏ အချင်းချင်းကျေးဇူးပြုသည်၏အဖြစ်ဖြင့် ဖြစ်ခြင်းဖြင့်။ [လိုက်
 စပ်သည်။] ပညာပနာယ၊ သိစေတတ်သော နာမပညတ်အကျိုးငှါ။ ဣတ္ထတ္ထံ၊ ဤခန္ဓာ
 ငါးပါးဟူသော အပြား၏အဖြစ်သည်။ ပညာယတိ၊ ထင်ရှား၏။ [အဋ္ဌကထာမှ
 ဆောင်၍စပ်သည်။]

အတ္ထပညတ္တိ

၁၁၇။ အာနန္ဒန္တံ။ ဝါ၊ ဝဇ္ဇိ၊ ရအစပ် အဆက်ဖြတ်၍ နောက်ထပ်တစ်ခု တန္တံ
 ကုလကအတွက် အနုသန္ဓေဆက်၍ မိန့်မြွက်ထုတ်ဖော် ဟောတော်မူပေအံ့။ ကိတ္တာ
 ဝတော၊ အဘယ်မျှလောက် အတိုင်းအရှည်ရှိသော အကြောင်းဖြင့်။ အတ္တာနံ၊ အတ္တကို။
 ပညပေန္တော၊ ပညတ်သော။ ဝါ၊ အပြားအားဖြင့်ထားသော။ ဒိဋ္ဌိဂတိကော၊ မိစ္ဆာ
 အယူရှိသောပုဂ္ဂိုလ်သည်။ ပညပေတိ၊ ပညတ်သနည်း။ ဝါ၊ အပြားအားဖြင့် ထား
 သနည်း။ [ဧတ္တာဝတော နောင်ရှိ စ-သဒ္ဓါကား ပက္ခန္ဓရတ္ထဇောတက နိပါတ်ပုဒ်
 တည်း။] အာနန္ဒန္တံ။ ဟိ၊ အဖြေကင်းကွာ မေးပုစ္ဆာကို ကျယ်စွာချွပ်မို့။ [ဟိ-သဒ္ဓါ
 ကား ဝိတ္တာရတ္ထဇောတကနိပါတ်ပုဒ်တည်း။] ရူပိ၊ ရူပကသိဏဈာန်ရှိသော။ ပရိတ္တံ၊
 အနည်းငယ်သော။ ဝါ၊ နည်း သောအာနုဘော်ရှိသော၊ အတ္တာနံ၊ အတ္တကို။ ပည
 ပေန္တော၊ ပညတ်သော။ ဝါ၊ အပြားအားဖြင့်ထားသော။ ဒိဋ္ဌိဂတိကော၊ မိစ္ဆာအယူရှိ
 သောပုဂ္ဂိုလ်သည်။ ပညပေတိ၊ ပညတ်၏။ ဝါ၊ အပြားအားဖြင့် ထား၏။ ကိ၊ သို့။
 ပညပေတိ၊ နည်း။ “မေ၏။ အတ္တာ၊ အတ္တသည်။ ဝါ၊ မိမိအလိုသို့လိုက်၍ မိမိသဘော
 ကျစိမံပေးတတ်သော အစိုးရအရှင်သခင်သည်။ ရူပိ၊ ရူပကသိဏဈာန်ရှိ၏။ ပရိတ္တော၊
 အနည်းငယ်တည်း။ ဝါ၊ နည်းသော အာနုဘော်ရှိသည်တည်း။” ဣတိ၊ သို့။ ပညပေတိ၊
 ၎င်း။ အာနန္ဒန္တံ။ ဟိ၊ သည်သာမကသေး။ [ဤဟိ-သဒ္ဓါကား ဥပချာသတ္ထဇောတက
 နိပါတ်ပုဒ်တည်း။] ရူပိ၊ သော။ အနန္တံ၊ အဆုံးအပိုင်းအခြားမရှိသော။ အတ္တာနံ ဝါ၊
 ကိုသော်လည်း။ ပညပေန္တော၊ သော။ ဒိဋ္ဌိဂတိကော၊ သည်။ ပညပေတိ၊ ၎င်း။ ကိ၊ သို့။
 ပညပေတိ၊ နည်း။ “မေ၏။ အတ္တာ၊ သည်။ ရူပိ၊ ၎င်း။ အနန္တော၊ အဆုံးအပိုင်းအခြားမရှိ”။
 ဣတိ၊ သို့။ ပညပေတိ၊ ၎င်း။ အာနန္ဒန္တံ။ ဟိ၊ သည်သာမကသေး။ အရူပိ၊ ကသိဏဋ္ဌာ
 ဋိမာကာသဟုဆိုအပ်သော အရူပကသိဏဈာန်ရှိသော။ ဝါ၊ အရူပက္ခန္ဓာဟူသော အာ
 ရုံရှိသော။ ပရိတ္တံ၊ အနည်းငယ်သော။ ဝါ၊ နည်းသော အာနုဘော်ရှိသော။ အတ္တာနံ
 ဝါ၊ ကိုသော်လည်း။ ပညပေန္တော၊ သော။ ဒိဋ္ဌိဂတိကော၊ သည်။ ပညပေတိ၊ ၎င်း။
 ကိ၊ သို့။ ပညပေတိ၊ နည်း။ “မေ၏။ အတ္တာ၊ သည်။ အရူပိ၊ ရှိ၏။ ပရိတ္တော၊ အနည်း
 ငယ်တည်း။ ဝါ၊ နည်းသောအာနုဘော်ရှိသည်တည်း။” ဣတိ၊ သို့။ ပညပေတိ၊ ၎င်း။
 အာနန္ဒန္တံ။ ဟိ၊ သည်သာမကသေး။ အရူပိ၊ သော။ အနန္တံ၊ သော။ အတ္တာနံ ဝါ၊ ကို
 သော်လည်း။ ပညပေန္တော၊ သော။ ဒိဋ္ဌိဂတိကော၊ သည်။ ပညပေတိ၊ ၎င်း။ ကိ၊

သို့ ။ပညပေတိနည်း?။ “မေ၏။ အတ္တံသေ။ အရူပိ၊ ရှိ၏။ အနန္တော၊ အဆုံး အပိုင်းအခြားမရှိ”။ ဣတိသို့။ပညပေတိ၏။

၁၁၈။ အာနန္ဒန္တော။စတူသုလေးယောက်ကုန်သော။ တကြ-တေသု ဒိဋ္ဌိဂတိကေ သု၊ ထိုမိစ္ဆာအယူရှိသောပုဂ္ဂိုလ်တို့တွင်။ ယော သော-ဒိဋ္ဌိဂတိကော၊ အကြင်မိစ္ဆာ အယူရှိသောပုဂ္ဂိုလ်သည်။ ရူပိ၊ ရူပကသိဏဇာန်ရှိသော။ ပရိတ္တံ၊ နည်းသော။ ဝါ၊ နည်းသောအာနန္တောဘိဝေသော။အတ္တံနံ၊ကို။ ပညပေန္တော၊ ပညတ်သည်ရှိသော်။ ဝါ၊ အပြားအားဖြင့် ထားသည်ရှိသော်။ ပညပေတိ၊ ပညတ်၏။ ဝါ၊ အပြားအားဖြင့် ထား၏။သော-ဒိဋ္ဌိဂတိကော၊ ထိုမိစ္ဆာအယူရှိသောပုဂ္ဂိုလ်သည်။ ဧတရဟိ၊ ဤအခါ ဌိယာလျှင်။ ဝါ၊ယခုအခါ၌သာလျှင်။ ဝါ၊ဤဘဝ၌သာလျှင်။ရူပိ၊သော။ ပရိတ္တံ၊ သော။ အတ္တံနံ ဝါ၊ကိုသော်လည်း။ပညပေန္တော၊သော်။ပညပေတိ၊၏။သော-ဒိဋ္ဌိဂတိကော၊ သည်။တတ္ထဘာဝိ၊ ထိုတမလွန်လောက၌ မပျက်စီးဘဲ အမြဲ ရှိနေသည်သာလျှင်ဖြစ် သော။ရူပိ၊သော။ပရိတ္တံ၊သော။အတ္တံနံ ဝါ၊ ကိုသော်လည်း။ ပညပေန္တော၊ သော်။ ပညပေတိ၊ ၏။ ဝါ ပန၊ ထိုမှတပါး။ [ဝါ ပန-သဒ္ဓါကား ပက္ခန္တရတ္ထဇောတက နိပါတ်ပုဒ်တည်း။] “အဟံ၊သည်။အတထံ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော သဿတသဘောရှိသည်ဖြစ်၍။ ဝါ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော ဥစ္ဆေ ဒသဘောရှိသည်ဖြစ်၍။သန္တံ၊ဖြစ်သော။အတ္တံနံ ဝါ၊ ကိုသော်လည်း။ တထတ္ထာယ၊ မဘောက်မပြန် ဟုတ်မှန်သော သဿတသဘောအကျိုးငှါ။ ဝါ၊ မဘောက်မပြန် ဟုတ်မှန်သောဥစ္ဆေ ဒသဘောအကျိုးငှါ။ဥပကပွေဿာမိ၊ကပ်၍ပြုပြင်စီရင် ရတော့အံ့။ ဝါ၊ ကပ်၍ပြီးစေရတော့အံ့”။ဣတိ-ဣတိ၊ ဤသို့သော အကြံသည်သာလျှင်။အဿ-ဒိဋ္ဌိ ဂတိကဿ၊အား။ဟောတိ၊၏။အာနန္ဒန္တော။ဧဝံ၊ဤသို့ ရူပိ၊ ပရိတ္တံ၊ အတ္တဟု ပညတ်သည် ဖြစ်၍။ သန္တံ၊ဖြစ်သော။ ရူပိ၊ သော။ ဒိဋ္ဌိဂတိကံ၊ မိစ္ဆာအယူရှိသော ပုဂ္ဂိုလ်သို့။ အနု၊ အစဉ်လိုက်၍။ ပရိတ္တံတ္တာနုဒိဋ္ဌိ၊အတ္တသည် ရူပကသိဏဇာန်ရှိ၏၊ နည်းသော အာနန္တောဘိဝေသော အယူသည်။ သေတိ၊ ကိန်း၏။ ဝါ၊ဖြစ်၏။ [ဤနည်းအလို အနု-သဒ္ဓါ ဥပသဂ္ဂ။]

တနည်း။ ။အာနန္ဒန္တော။ဧဝံ၊ဤသို့ ရူပိ၊ ပရိတ္တံ၊ အတ္တကို ပညတ်သည်ဖြစ်၍။ သန္တံ၊ ဖြစ်သော။ ရူပိ၊ သော။ဒိဋ္ဌိဂတိကံ အနု၊ မိစ္ဆာအယူရှိသောပုဂ္ဂိုလ်၌။ ဝါ၊ အား။ ပရိတ္တံတ္တာနု ဒိဋ္ဌိ၊ အတ္တသည် ရူပကသိဏဇာန်ရှိ၏၊ နည်းသောအာနန္တောဘိ ခ်ဟူသောအယူသည်။ အနု၊သေတိ၊ လျော်သောအကြောင်းကိုရသည်ရှိသော်ကိန်း၏။ ဝါ၊လျော်သောအကြောင်းကိုရသည်ရှိသော် ဖြစ်၏။[ဤနည်းအလိုအနု-သဒ္ဓါ ကမ္မ ပွဝစနိယ၊ အနု-သဒ္ဓါတစ်ခုကြေ။]ဣတိ-ဣတိ၊ ဤသို့သာလျှင်။ ဝစနာယ၊ ဆိုခြင်းငှါ။ အလံ၊ထိုက်၏။ ဝါ၊သင့်၏။

အာနန္ဒန္တော။စတူသု ကုန်သော။ တကြ-တေသု ဒိဋ္ဌိဂတိကေသု၊တို့တွင်။ ယော သော-ဒိဋ္ဌိဂတိကော၊သည်။ ရူပိ၊ သော။ အနန္တံ၊ အဆုံးအပိုင်းအခြားမရှိသော။ အတ္တံနံ၊ကို။ ပညပေန္တော၊သော်။ ပညပေတိ၊ ၏။ သော-ဒိဋ္ဌိဂတိကော၊ သည်။ ဧတရဟိ၊၌သာလျှင်။ရူပိ၊သော။အနန္တံ၊သော။ အတ္တံနံ ဝါ၊ ကိုသော်လည်း။ ပည

ပေန္တောသေဝ်။ပညပေတိ၏။ သော-ဒိဋ္ဌိဂတိကောသည်။ တတ္ထဘာဝိံ၊ သော။ ရူပိံ၊ သော။ အနန္တံ၊ သော။အတ္တာနံ ဝါ၊ ကိသေဝ်လည်း။ ပညပေန္တောသေဝ်။ပညပေတိ၏။ ဝါ ပန၊ ပါး။ “အဟံ၊ သည်။ အတထံ၊ဖြစ်၍။ သန္တံ၊သော။
 အတ္တာနံ ဝါ၊ ကိသေဝ်လည်း။ တထတ္တာယ၊ ငှါ။ ဥပကပ္ပေယျာမိ၊အံ”။ ဣတိ-ဣတိ၊ သာလျှင်။အဿ-ဒိဋ္ဌိဂတိကဿ၊ အား။ ဟောတိ၏။ အာနန္ဒန္တံ။ ဧဝံ၊ ဤသို့ ရူပိံ၊ အနန္တံ၊အတ္တကိုပညတ်သည်ဖြစ်၍။ သန္တံ၊ သော။ရူပိံ၊ သော။ဒိဋ္ဌိဂတိကံ၊ သို့၊ အနု၊ ၍။ အနန္တတ္တာနုဒိဋ္ဌိ၊ အတ္တသည် ရူပကသိဏဇာန်ရှိ၏၊ အဆုံးအပိုင်းအခြား မရှိဟု သောအယူသည်။ သေတိ၏။

တနည်း။ ။အာနန္ဒန္တံ။ ဧဝံ၊ဖြစ်၍။သန္တံ၊သော။ရူပိံ၊သော။ ဒိဋ္ဌိဂတိကံ အနု၊ ငှါ၊အား။ အနန္တတ္တာနုဒိဋ္ဌိသည်။ အနုသေတိ၏။ ဣတိ-ဣတိ၊သာလျှင်။ ဝစနာယ၊ ငှါ။အလံ၊၏။

အာနန္ဒန္တံ။ စတုသု၊ ကုန်သော။ တတြ-တေသု ဒိဋ္ဌိဂတိကေသု၊ တို့တွင်။ ယော သော-ဒိဋ္ဌိဂတိကော၊ သည်။ အရူပိံ၊ ကသိဏဇာနိဓာကာသဟုဆိုအပ်သော အရူပကသိဏဇာန်ရှိသော။ ဝါ၊ အရူပကန္တံဟူသော ကျက်စားရာအာရုံရှိသော။ ပရိတ္တံ၊ သော။အတ္တာနံ၊ ကိ။ပညပေန္တောသေဝ်။ပညပေတိ၏။သော-ဒိဋ္ဌိဂတိကော၊ သည်။ ဧတရဟိ၊ ဣသာလျှင်။အရူပိံ၊ သော။ ပရိတ္တံ၊ သော။ အတ္တာနံ ဝါ၊ ကိသေဝ်လည်း။ ပညပေန္တောသေဝ်။ပညပေတိ၏။ သော-ဒိဋ္ဌိဂတိကော၊သည်။တတ္ထဘာဝိံ၊ သော။ အရူပိံ၊သော။ ပရိတ္တံ၊ သော။အတ္တာနံ၊ကိ။ ပညပေန္တော သေဝ်။ ပညပေတိ၏။ ဝါ ပန၊ပါး။ “အဟံ၊သည်။အတထံ၊ ဖြစ်၍။ သန္တံ၊ သော။ အတ္တာနံ ဝါ၊ ကိသေဝ်လည်း။ တထတ္တာယ၊ ငှါ။ ဥပကပ္ပေယျာမိ၊အံ”။ဣတိ-ဣတိ၊ သာလျှင်။ အဿ-ဒိဋ္ဌိဂတိကဿ၊အား။ ဟောတိ၏။အာနန္ဒန္တံ။ ဧဝံ၊ဤသို့ အရူပိံ၊ပရိတ္တံ၊အတ္တကို ပညတ်သည်ဖြစ်၍။သန္တံ၊သော။အရူပိံ၊သော။ ဒိဋ္ဌိဂတိကံ၊သို့၊အနု၊၍။ ပရိတ္တတ္တာနုဒိဋ္ဌိ၊အတ္တသည် အရူပကသိဏဇာန်ရှိ၏၊ နည်းသော အာနုဘော်ရှိ၏ဟူသော အယူသည်။ သေတိ၏။

တနည်း။ ။အာနန္ဒန္တံ။ဧဝံ၊ဖြစ်၍။ သန္တံ၊သော။အရူပိံ၊သော။ ဒိဋ္ဌိဂတိကံ အနု၊ ငှါ၊အား။ပရိတ္တတ္တာနုဒိဋ္ဌိသည်။ အနုသေတိ၏။ ဣတိ-ဣတိ၊သာလျှင်။ ဝစနာယ၊ ငှါ။အလံ၊ သင့်၏။

အာနန္ဒန္တံ။စတုသု၊ ကုန်သော။ တတြ-တေသု ဒိဋ္ဌိဂတိကေသု၊တို့တွင်။ ယော သော-ဒိဋ္ဌိဂတိကော၊ သည်။ အရူပိံ၊ အရူပကသိဏဇာန်ရှိသော။ ဝါ၊ အရူပကန္တံဟူသော ကျက်စားရာ အာရုံရှိသော။ အနန္တံ၊ အဆုံးအပိုင်းအခြား မရှိသော။ အတ္တာနံ၊အတ္တကို။ပညပေန္တောပညတ်သည်ရှိသော်။ ဝါ၊ အပြားအားဖြင့်ထားသည်ရှိသော်။ ပညပေတိ၊ ပညတ်၏။ ဝါ၊အပြားအားဖြင့်ထား၏။ သော-ဒိဋ္ဌိဂတိကော၊ သည်။ ဧတရဟိ၊ ဤအခါ၌ သာလျှင်။ ဝါ၊ ယခုအခါ၌ သာလျှင်။ ဝါ၊ ဤဘဝ၌ သာလျှင်။ အရူပိံ၊ သော။အနန္တံ၊ သော။အတ္တာနံ ဝါ၊ ကိသေဝ်လည်း။ ပညပေန္တော သေဝ်။ ပညပေတိ၏။ သော-ဒိဋ္ဌိဂတိကော၊ သည်။ တတ္ထဘာဝိံ၊

ထိုတမလွန်လောက၌ မပျက်စီးဘဲ အမြဲရှိနေသည်သာလျှင် ဖြစ်သော။ အရူပိံ၊
 သော။ အနန္တံ၊ သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ ပညပေန္တော၊ သော်။
 ပညပေတိ၊ န။ ဝါ ပန၊ ပါး။ “အဟံ၊ သည်။ အတထံ၊ ချွတ်ယွင်း တောက်ပြန်
 မဟုတ်မမှန်သော သဿတသဘောရှိသည်ဖြစ်၍။ ဝါ၊ ချွတ်ယွင်း တောက်ပြန်
 မဟုတ်မမှန်သော ဥစ္ဆေဒသဘောရှိသည်ဖြစ်၍။ သန္တံ၊ ဖြစ်သော။ အတ္တာနံ ဝါ၊
 ကိုသော်လည်း။ တထတ္တာယ၊ မတောက်မပြန် ဟုတ်မှန်သော ဥစ္ဆေဒသဘော
 အကျိုးငှါ။ ဥပကပ္ပေသာမိ၊ ကပ်၍ပြုပြင်စီရင် ရတော့အံ့။ ဝါ၊ ကပ်၍ပြီးစေရတော့
 အံ့”။ ဣတိ-ဣတိ၊ ဤသို့သော အကြံသည်သာလျှင်။ အဿ-ဒိဋ္ဌိဂတိကဿ၊ အား။
 ဟောတိ၊ န။ အာနန္ဒန္တော။ ဧဝံ၊ ဤသို့အရူပိံ၊ အနန္တံ၊ အတ္တံကိုပညတ်သည်ဖြစ်၍။ သန္တံ၊ ဖြစ်
 သော။ အရူပိံ၊ သော။ ဒိဋ္ဌိဂတိကံ၊ သို့။ အနံ၊ အစဉ်လိုက်၍။ အနန္တတ္တာနုဒိဋ္ဌိ၊ အတ္တ
 သည် အရူပကသိဏဇျာန်ရှိ၏၊ အဆုံးအပိုင်းအခြားမရှိဟူသောအယူသည်။ သေတိ၊
 ကိန်း၏။ ဝါ၊ ဖြစ်၏။

တနည်း။ ။ အာနန္ဒန္တော။ ဧဝံ၊ ဤသို့ အရူပိံ၊ အနန္တံ၊ အတ္တံကိုပညတ်သည်ဖြစ်၍။
 သန္တံ၊ ဖြစ်သော။ အရူပိံ၊ သော။ ဒိဋ္ဌိဂတိကံ အနံ၊ ဌ။ ဝါ၊ အား။ အနန္တတ္တာနုဒိဋ္ဌိ၊
 အတ္တသည် အရူပကသိဏဇျာန်ရှိ၏၊ အဆုံးအပိုင်းအခြားမရှိဟူသောအယူသည်။ အနံ
 သေတိ၊ လျော်သောအကြောင်းကိုရသည်ရှိသော် ကိန်း၏။ ဝါ၊ လျော်သောအ
 ကြောင်းကိုရသည်ရှိသော်ဖြစ်၏”။ ဣတိ-ဣတိ၊ သာလျှင်။ ဝစနာယ၊ ငှါ။ အလံ၊
 န။ အာနန္ဒန္တော။ ဧတ္တာဝတာ၊ ဤမျှလောက်အတိုင်းအရှည်ရှိသောအကြောင်းဖြင့်။
 အတ္တာနံ၊ ကိ။ ပညပေန္တော၊ ပညတ်သော။ ဝါ၊ အပြားအားဖြင့်ထားသော။ ပုဂ္ဂ
 လော၊ သည်။ ပညပေတိ၊ န။

န အတ္တပညတ္တိ

၁၁၉။ အာနန္ဒန္တော။ စ၊ ဒိဋ္ဌိဂတိက ဝိလောမကို မြက်ဟထုတ်ဖော် ဟောတော်
 မူပေအံ့။ ကိတ္တာဝတာ၊ အဘယ်မျှလောက်အတိုင်းအရှည်ရှိသောအကြောင်းဖြင့်။
 အတ္တာနံ၊ ကိ။ န ပညပေန္တော၊ မပညတ်သော။ ဝါ၊ အပြားအားဖြင့်မထားသော။ ပုဂ္ဂ
 လော၊ သည်။ န ပညပေတိ၊ မပညတ်သနည်း။ ဝါ၊ အပြားအားဖြင့်မထားသနည်း။
 အာနန္ဒန္တော။ ဟိ၊ အဖြေကင်းကွာ မေးပုစ္ဆာကို ကျယ်စွာချွတ်တော်မူအံ့။ ရူပိံ၊ ရူပကသိဏ
 ဇျာန်ရှိသော။ ဝါ၊ ရူပကသိဏဇျာန်ကိုရခြင်းရှိသော။ ပရိတ္တံ၊ နည်းသော။ ဝါ၊ နည်း
 သောအာနုဘော်ရှိသော။ အတ္တာနံ ဝါ၊ အတ္တကိုသော်လည်း။ န ပညပေန္တော၊
 မပညတ်သော။ ဝါ၊ အပြားအားဖြင့်မထားသော။ ပုဂ္ဂလော၊ သည်။ န ပညပေတိ၊
 မပညတ်ခဲ့။ ဝါ၊ အပြားအားဖြင့်မထားခဲ့။ ကိံ၊ သို့။ န ပညပေတိ၊ နည်း။ “မေ၊ ငါ၏။
 အတ္တာ၊ အတ္တသည်။ ဝါ၊ မိမိအလိုသို့လိုက်၍ မိမိသဘောကျ စီမံပေးတတ်သော
 အစိုးရ အရှင်သခင်သည်။ ရူပိံ၊ န။ ပရိတ္တော၊ န”။ ဣတိ၊ သို့။ န ပညပေတိ၊
 မပညတ်ခဲ့။ အာနန္ဒန္တော။ ဟိ၊ သည်သာမကသေး။ ရူပိံ၊ သော။ အနန္တံ၊ အဆုံးအပိုင်း
 အခြားမရှိသော၊ အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပညပေန္တော၊ သော။ ပုဂ္ဂလော၊

သည်။ န ပညပေတိ၊ ခဲ့၊ ကိံ၊ သို့။ န ပညပေတိ၊ နည်း?။ “မေ၊ ဧ၊ အတ္တ၊ သည်။ ရူပိ၊ ဧ၊ အနန္တ၊ အဆုံးအပိုင်းအခြားမရှိ”။ ဣတိ၊ သို့။ န ပညပေတိ၊ ခဲ့၊ အာနန္ဒ၊ နှာ။ ဟိ၊ သည်သာမကသေး။ အရူပိ၊ အရူပကသိဏဇာန်ရှိသော။ ဝါ၊ အရူပက္ခန္ဓာဟူသော ကျက်စားရာ အာရုံရှိသော။ ပရိတ္တံ၊ သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပညပေန္တော၊ သော။ ပုဂ္ဂလော၊ သည်။ န ပညပေတိ၊ ခဲ့၊ ကိံ၊ သို့။ န ပညပေတိ၊ နည်း?။ “မေ၊ ဧ၊ အတ္တ၊ သည်။ အရူပိ၊ ရှိ၊ ပရိတ္တော၊ ဧ၊”။ ဣတိ၊ သို့။ န ပညပေတိ၊ ခဲ့။ အာနန္ဒ၊ နှာ။ ဟိ၊ သည် သာမကသေး။ အရူပိ၊ သော။ အနန္တ၊ သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပညပေန္တော၊ သော။ ပုဂ္ဂလော၊ သည်။ န ပညပေတိ၊ ခဲ့။ ကိံ၊ သို့။ န ပညပေတိ၊ နည်း?။ “မေ၊ ဧ၊ အတ္တ၊ သည်။ အရူပိ၊ အရူပကသိဏဇာန်ရှိခဲ့၏။ အနန္တော၊ မရှိ”။ ဣတိ၊ သို့။ န ပညပေတိ၊ မပညတ်ခဲ့။ ဝါ၊ အပြားအားဖြင့်မထားခဲ့။

၁၂၀။ အာနန္ဒ၊ နှာ။ စတု၊ သု၊ လေးယောက်ကုန်သော။ တတြ-တေသု ပုဂ္ဂလေသု၊ ထိုပုဂ္ဂိုလ်တို့တွင်။ ယော သော-ပုဂ္ဂလော၊ သည်။ ရူပိ၊ သော။ ပရိတ္တံ၊ သော။ အတ္တာနံ၊ ကို။ န ပညပေန္တော၊ မပညတ်သည်ရှိသော်။ ဝါ၊ အပြားအားဖြင့် မထားသည်ရှိသော်။ န ပညပေတိ၊ မပညတ်ခဲ့။ ဝါ၊ အပြားအားဖြင့် မထားခဲ့။ သော-ပုဂ္ဂလော၊ သည်။ ဧတရဟိ၊ ဤအခါ၌သာလျှင်။ ဝါ၊ ယခုအခါ၌သာလျှင်။ ဝါ၊ ဤဘဝ၌သာလျှင်။ ရူပိ၊ သော။ ပရိတ္တံ၊ သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပညပေန္တော၊ သော်။ န ပညပေတိ၊ ခဲ့။ သော-ပုဂ္ဂလော၊ သည်။ တတ္ထဘာဝိ၊ ထိုတမလွန်လောက၌ မပျက်စီးဘဲ အမြဲရှိနေသည်သာလျှင်ဖြစ်သော။ ရူပိ၊ သော။ ပရိတ္တံ၊ သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပညပေန္တော၊ သော်။ န ပညပေတိ၊ ခဲ့။ ဝါ ပန၊ ထိုမှတစ်ပါး။ “အဟံ၊ သည်။ အတထံ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော သဿတသဘော ရှိသည်ဖြစ်၍။ ဝါ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သော ဥစ္ဆေဒ သဘောရှိသည် ဖြစ်၍။ သန္တံ၊ ဖြစ်သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ တထတ္တာယ၊ မဘောက် မပြန် ဟုတ်မှန်သော သဿတသဘောအကျိုးငှါ။ ဝါ၊ မဘောက်မပြန် ဟုတ်မှန်သော ဥစ္ဆေဒသဘောအကျိုးငှါ။ ဥပကပ္ပေဿာမိ၊ ကပ်၍ပြုပြင်စီရင်ရတော့အံ့။ ဝါ၊ ကပ်၍ ပြီးစေရတော့အံ့”။ ဣတိ-ဣတိ၊ ဤသို့သောအကြံသည်သာလျှင်။ အဿ-ပုဂ္ဂလဿ၊ အား။ န ဟောတိ၊ မဖြစ်။ အာနန္ဒ၊ နှာ။ ဧဝံ၊ ဤသို့ ရူပိ၊ ပရိတ္တံ၊ အတ္တကိုမပညတ်သည် ဖြစ်၍။ သန္တံ၊ ဖြစ်သော။ ရူပိ၊ ရူပကသိဏဇာန်ရှိသော။ ပုဂ္ဂလံ၊ သို့။ အနု၊ အစဉ်လိုက် ၍။ ပရိတ္တတ္တာနုဒိဋ္ဌိ၊ အတ္တသည် ရူပကသိဏဇာန်ရှိ၏၊ နည်းသောအာနန္တောရှိ၏ဟူ သောအယူသည်။ နု သေတိ၊ မကိန်း။ ဝါ၊ မဖြစ်။

တနည်း။ ။ အာနန္ဒ၊ နှာ။ ဧဝံ၊ ဖြစ်၍။ သန္တံ၊ သော။ ရူပိ၊ သော။ ပုဂ္ဂလံ အနု၊ နှံ။ ဝါ၊ အား။ ပရိတ္တတ္တာနုဒိဋ္ဌိ၊ သည်။ န နုသေတိ၊ လျော်သောအကြောင်းကိုရသည် ရှိသော် မကိန်း။ ဝါ၊ လျော်သောအကြောင်းကိုရသည်ရှိသော် မဖြစ်။ [နောက်နောက်ဝါကျ များကိုလည်း ဤနည်းချည်းသာ နှစ်နည်းစီ၊ နှစ်နည်းစီ ပေးရမည်။] ဣတိ-ဣတိ၊ ဤသို့သာလျှင်။ ဝစနာယ၊ ဆိုခြင်းငှါ။ အလံ၊ သင့်၏။ ဝါ၊ ထိုက်၏။

အာနန္ဒ၊ နှာ။ စတု၊ သု၊ ကုန်သော။ တတြ-တေသု ပုဂ္ဂလေသု၊ ထိုတွင်။ ယော သော-ပုဂ္ဂလော၊ သည်။ ရူပိ၊ သော။ အနန္တ၊ သော။ အတ္တာနံ၊ ကို။ န ပညပေန္တော၊ သော်။

န ပညပေတိ၊ ခဲ့။ သော-ပုဂ္ဂလော၊ သည်။ ဧတရဟိ၊ ဌိသာလျှင်။ ရူပိ၊ သော။ အနန္တ၊
 သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပညပေန္တော၊ သော်။ န ပညပေတိ၊ ခဲ့။ သော-
 ပုဂ္ဂလော၊ သည်။ တတ္ထဘာဝိ၊ သော။ ရူပိ၊ သော။ အနန္တ၊ သော။ အတ္တာနံ ဝါ၊ ကို
 သော်လည်း။ န ပညပေန္တော၊ သော်။ န ပညပေတိ၊ ခဲ့။ ဝါ ပန၊ ပါး။ “အဟံ၊ သည်။
 အတထံ၊ ဖြစ်၍။ သန္တံ၊ သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ တထတ္တံ၊ ယ၊ ငှါ။
 ဥပကပ္ပေသာမိ၊ အံ”။ ဣတိ-ဣတိ၊ သာလျှင်။ အဿ-ပုဂ္ဂလဿ၊ အား။ န ဟောတိ၊
 မဖြစ်။ အာနန္ဒန္တော။ ဧဝံ၊ ဤသို့ ရူပိ၊ အနန္တ၊ အတ္တကိုမပညတ်သည်ဖြစ်၍။ သန္တံ၊ သော။
 ရူပိ၊ သော။ ပုဂ္ဂလံ၊ သို့။ အနန္တံ၊ အနန္တတ္တာနုဒိဋ္ဌိ၊ အတ္တသည် ရူပကသိဏဈာန်ရှိ၏၊
 အဆုံးအပိုင်းအခြားမရှိဟူသော အယူသည်။ န သေတိ၊ မကိန်း။ ဣတိ-ဣတိ၊ သာလျှင်။
 ဝစနာယ၊ ငှါ။ အလံ၊ သင့်၏။

အာနန္ဒန္တော။ စတုသု၊ ကုန်သော။ တတြ-တေသု ပုဂ္ဂလေသု၊ တို့တွင်။ ယော သော-
 ပုဂ္ဂလော၊ သည်။ အရူပိ၊ သော။ ပရိတ္တံ၊ သော။ အတ္တာနံ၊ ကို။ န ပညပေန္တော၊ သော်။
 န ပညပေတိ၊ ခဲ့။ သော-ပုဂ္ဂလော၊ သည်။ ဧတရဟိ၊ ဌိသာလျှင်။ အရူပိ၊ သော။
 ပရိတ္တံ၊ သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပညပေန္တော၊ သော်။ န ပညပေတိ၊
 ခဲ့။ သော-ပုဂ္ဂလော၊ သည်။ တတ္ထဘာဝိ၊ သော။ အရူပိ၊ သော။ ပရိတ္တံ၊ သော။
 အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပညပေန္တော၊ သော်။ န ပညပေတိ၊ ခဲ့။ ဝါ ပန၊ ပါး။
 “အဟံ၊ သည်။ အတထံ၊ ဖြစ်၍။ သန္တံ၊ သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။
 တထတ္တံ၊ ယ၊ ငှါ။ ဥပကပ္ပေသာမိ၊ အံ”။ ဣတိ-ဣတိ၊ သာလျှင်။ အဿ-ပုဂ္ဂလဿ၊
 အား။ န ဟောတိ၊ မဖြစ်။ အာနန္ဒန္တော။ ဧဝံ၊ ဤသို့ အရူပိ၊ ပရိတ္တံ၊ အတ္တကိုမပညတ်
 သည်ဖြစ်၍။ သန္တံ၊ သော။ အရူပိ၊ သော။ ပုဂ္ဂလံ အနန္တံ၊ ဝါ၊ အား။ ပရိတ္တံတ္တာနု
 ဒိဋ္ဌိ၊ အတ္တသည် အရူပကသိဏဈာန်ရှိ၏၊ နည်းသော အာနုဘော်ရှိ၏ဟူသော အယူ
 သည်။ နာနုသေတိ၊ လျော်သော အကြောင်းကိုရသည်ရှိသော် မကိန်း။ ဝါ၊ လျော်
 သော အကြောင်းကိုရသည်ရှိသော် မဖြစ်။ ဣတိ-ဣတိ၊ သာလျှင်။ ဝစနာယ၊ ငှါ။ အလံ၊
 ထိုက်၏။

အာနန္ဒန္တော။ စတုသု၊ ကုန်သော။ တတြ-တေသု ပုဂ္ဂလေသု၊ တို့တွင်။ ယော
 သော-ပုဂ္ဂလော၊ သည်။ အရူပိ၊ သော။ အနန္တံ၊ သော။ အတ္တာနံ၊ ကို။ န ပည
 ပေန္တော၊ သော်။ န ပညပေတိ၊ ခဲ့။ သော-ပုဂ္ဂလော၊ သည်။ ဧတရဟိ၊ ဤအခါ၌
 သာလျှင်။ ဝါ၊ ယခုအခါ၌သာလျှင်။ ဝါ၊ ဤဘဝ၌သာလျှင်။ အရူပိ၊ သော။ အနန္တံ၊
 သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပညပေန္တော၊ သော်။ န ပညပေတိ၊ ခဲ့။ သော-
 ပုဂ္ဂလော၊ သည်။ တတ္ထဘာဝိ၊ ထိုတမလွန်လောက၌ မပျက်စီးဘဲ အမြဲရှိသည်သာ
 လျှင်ဖြစ်သော။ အရူပိ၊ သော။ အနန္တံ၊ သော။ အတ္တာနံ ဝါ၊ ကိုသော်လည်း။ န ပည
 ပေန္တော၊ သော်။ န ပညပေတိ၊ ခဲ့။ ဝါ ပန၊ ပါး။ “အဟံ၊ သည်။ အတထံ၊ ချွတ်ယွင်း
 ဘောက်ပြန် မဟုတ်မမှန်သော သဿတသဘောရှိသည်ဖြစ်၍။ ဝါ၊ ချွတ်ယွင်း
 ဘော်ပြန် မဟုတ်မမှန်သော ဥစ္စေဒသဘောရှိသည်ဖြစ်၍။ သန္တံ၊ ဖြစ်သော။ အတ္တာနံ
 ဝါ၊ ကိုသော်လည်း။ တထတ္တံ၊ ယ၊ မဘောက်မပြန် ဟုတ်မှန်သော သဿတသဘော

အကျိုးငှါ။ ဝါ၊ မဘောက်မပြန် ဟုတ်မှန်သော ဥစ္စေဒသဘော အကျိုးငှါ။ ဥပကပေဿာမိ၊ ကပ်၍ပြုပြင်စီရင်ရတော့အံ့။ ဝါ၊ ကပ်၍ပြီးစေရတော့အံ့”။ ဣတိ-ဣတိ။ ဤသို့သောအကြံသည်သာလျှင်။ အဿ-ပုဂ္ဂလဿ၊ အား။ န ဟောတိ၊ မဖြစ်။ အာနန္ဒ၊ နွာ။ ဧဝံ၊ ဤသို့ အရူပီ၊ အနန္တ၊ အတ္တကို မပညတ်သည်ဖြစ်၍။ သန္တံ၊ သော။ အရူပိ၊ သော။ ပုဂ္ဂလံ၊ သို့။ အန၊ အစဉ်လိုက်၍။ အနန္တတ္တာနုဒိဋ္ဌိ၊ အတ္တသည် အရူပကသိဏဇာန်ရှိ၏၊ အဆုံးအပိုင်းအခြားမရှိဟူသော အယူသည်။ န သေတိ၊ မကိန်း။ ဝါ၊ မဖြစ်။

တနည်း။ ။ အာနန္ဒ၊ နွာ။ ဧဝံ၊ ဤသို့ အရူပီ၊ အနန္တ၊ အတ္တကို မပညတ်သည် ဖြစ်၍။ သန္တံ၊ သော။ ပုဂ္ဂလံ အန၊ နွာ။ ဝါ၊ အား။ အနန္တတ္တာနုဒိဋ္ဌိ။ အတ္တသည် အရူပကသိဏဇာန်ရှိ၏၊ အဆုံးအပိုင်းအခြားမရှိဟူသော အယူသည်။ နာနုသေတိ၊ လျော်သော အကြောင်းကိုရသည်ရှိသော် မကိန်း။ ဝါ၊ လျော်သော အကြောင်းကို ရသည်ရှိသော်မဖြစ်။ ဣတိ၊ သို့။ ဝစနာယ၊ ဆိုခြင်းငှါ။ အလံ၊ သင့်၏။ ဝါ၊ ထိုက်၏။ အာနန္ဒ၊ နွာ။ ဧတ္တာဝတာ၊ ဤမျှလောက် အတိုင်းအရှည်ရှိသော အကြောင်းဖြင့်။ အတ္တာနံ၊ ကို။ န ပညပေန္တော၊ မပညတ်သော။ ဝါ၊ အပြားအားဖြင့် မထားသော။ ပုဂ္ဂလော၊ သည်။ န ပညပေတိ၊ မပညတ်ခဲ့။ ဝါ၊ အပြားအားဖြင့်မထားခဲ့။

အတ္တသမနုပဿနာ

၁၂၁။ အာနန္ဒ၊ နွာ။ စ၊ ဒိဋ္ဌိဂတိက အကြောင်းပြုကို မြွက်ဟုထုတ်ဖော် ဟော တော်မူပေအံ့။ ကိတ္တာဝတာ၊ အဘယ်မျှလောက်အတိုင်းအရှည်ရှိသော အကြောင်း ဖြင့်။ အတ္တာနံ၊ အတ္တကို။ သမနုပဿမာနော၊ အဘန်ဘန်ရှုသော။ ဒိဋ္ဌိဂတိကော၊ မိစ္ဆာအယူရှိသောပုဂ္ဂိုလ်သည်။ သမနုပဿတိ၊ အဘန်ဘန်ရှုသနည်း။ အာနန္ဒ၊ နွာ။ ဟိ၊ အဖြေကင်းကွာ မေးပုစ္ဆာကို ကျယ်စွာချဲ့တော်မူပေအံ့။ ဝေဒနံ ဝါ၊ ဝေဒနာကို သော်လည်း။ အတ္တာနံ၊ အတ္တဟူ၍။ ဝါ၊ မိမိအလိုသို့လိုက်၍ မိမိသဘောကျ စီမံ ပေးတတ်သော အစိုးရ အရှင် သခင်ဟူ၍။ သမနုပဿမာနော၊ သော။ ဒိဋ္ဌိဂတိ ကော၊ သည်။ သမနုပဿတိ၊ ၎င်း၏။ ကိ၊ သို့။ သမနုပဿတိ၊ နည်း?။ “မေ၊ ငါ၏။ ဝေဒနာ၊ ဝေဒနာသည်။ အတ္တာ၊ အတ္တပေတည်း။ ဝါ၊ မိမိအလိုသို့လိုက်၍ မိမိ သဘောကျ စီမံပေးတတ်သော အစိုးရ အရှင် သခင်ပေတည်း”။ ဣတိ၊ သို့။ သမနုပဿတိ၊ ၎င်း၏။ “မေ၊ ၎င်း၏။ ဝေဒနာ၊ ဝေဒနာသည်။ နဟေဝအတ္တာ၊ အတ္တ မဟုတ်သည်သာ။ ဝါ၊ မိမိအလိုသို့ လိုက်၍ မိမိသဘောကျ စီမံပေးတတ်သော အစိုးရ အရှင် သခင်မဟုတ်သည်သာ။ မေ၊ ၎င်း၏။ အတ္တာ၊ သည်။ အပ္ပဋိသံဝေဒနော၊ မခံစားတတ်ခဲ့”။ ဣတိ၊ သို့။ သမနုပဿတိ၊ ၎င်း၏။ အာနန္ဒ၊ နွာ။ ဣတိ ဝါ၊ ဤသို့သော် လည်း။ [ဟိ-သဒ္ဓါ ပဒပူရဏ၊ ပဒါလင်္ကာရမျှသာ။] အတ္တာနံ၊ ကို။ သမနုပဿ မာနော၊ သော။ ဒိဋ္ဌိဂတိကော၊ သည်။ သမနုပဿတိ၊ ခဲ့၏။ “မေ၊ ၎င်း၏။ ဝေဒနာ၊ သည်။ န ဟေဝ အတ္တာ၊ သည်သာ။ မေ၊ ၎င်း၏။ အတ္တာ၊ သည်။ နောပိ အပ္ပဋိသံဝေဒနော၊ မခံစားတတ်သည်လည်း မဟုတ်ခဲ့။ မေ၊ ၎င်း၏။ အတ္တာ၊ သည်။ ဝေဒယတိ၊ ခံစား

တတ်၏။ ကသ္မာ၊ ကြောင့်။ မေ၊ ၏။ အတ္တံ၊ သည်။ ဝေဒယတိ၊ နည်း။ ဟိ-
 ယသ္မာ၊ အကြံကြောင့်။ မေ၊ ၏။ အတ္တံ၊ သည်။ ဝေဒနာဓမ္မော၊ ဝေဒနာဟူသော
 သဘောရှိ၏။ ဝါ၊ ခံစားခြင်းသဘောရှိ၏။ တသ္မာ၊ ကြောင့်။ မေ၊ ၏။ အတ္တံ၊
 သည်။ ဝေဒယတိ၊ ၏။ ဣတိ၊ သို့။ သမနုပဿတိ၊ ၏။ အာနန္ဒ၊ နွာ။ ဣတိ ဝါ၊ ဤသို့
 သော်လည်း။ အတ္တံ၊ နံ၊ ကို။ သမနုပဿမာနော၊ သော။ ဒိဋ္ဌိဂတိကော၊ သည်။
 သမနုပဿတိ၊ ၏။

၁၂၂။ အာနန္ဒ၊ နွာ။ တိသု၊ သုံးယောက်ကုန်သော။ တကြ- တေသု ဒိဋ္ဌိဂတိ
 ကေသု၊ ထိုဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တို့တွင်။ ယော သော-ဒိဋ္ဌိဂတိကော၊ သည်။
 ဧဝံ၊ ဤသို့။ အာဟ၊ ပြောဆိုပြီ။ ကိံ၊ သို့။ အာဟ၊ နည်း။ “မေ၊ ၏။ ဝေဒနာ၊
 သည်။ အတ္တံ၊ ပေတည်း။” ဣတိ-ဧဝံ၊ ဤသို့။ အာဟ၊ ပြီ။ သော- ဒိဋ္ဌိဂတိကော၊
 ထိုဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်သည်။ ဝါ၊ ကို။ ဧဝံ၊ သို့။ ဝစနိယော၊ ဆိုအပ်၊ ဆိုသင့်၊
 ဆိုထိုက်သည်။ အဿ၊ ဖြစ်၏။ ကိံ၊ သို့။ ဝစနိယော၊ သည်။ အဿ၊ နည်း။
 “အာသုသော၊ ငါ့ရှင်။ ဝေဒနာ၊ ဝေဒနာတို့သည်။ သုခါ၊ သုခဖြစ်သော။ ဝေဒနာ၊
 ဝေဒနာလည်းကောင်း။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ ဝေဒနာ၊ ဝေဒနာလည်းကောင်း။
 အဒုက္ခမသုခါ၊ အဒုက္ခ မသုခဖြစ်သော။ ဝါ၊ ဒုက္ခမှလည်းတပါး သုခမှလည်း
 တပါးသော။ ဝေဒနာ၊ ဥပေက္ခာဝေဒနာလည်းကောင်း။ ဣတိ၊ သို့။ ဣမာ တိသော။
 ဤသုံးပါးတို့ပေတည်း။ တံ၊ သည်။ တိဿန္တံ၊ သုံးပါးကုန်သော။ ဣမာသံ ဝေဒနာနံ၊
 ဤဝေဒနာတို့တွင်။ ကတမံ၊ အဘယ်မည်သော။ ဝေဒနံ၊ ဝေဒနာကို။ အတ္ထတော၊
 အတ္တအားဖြင့်။ ဝါ၊ အတ္တဟူ၍။ သမနုပဿသိ၊ နည်း။” ဣတိ-ဧဝံ၊ သို့။ ဝစနိယော၊
 သည်။ အဿ၊ ၏။ အာနန္ဒ၊ နွာ။ ယသ္မိံ သမယေ၊ အကြင်အခါ၌။ သုခံ၊ သုခဖြစ်သော။
 ဝေဒနံ၊ ဝေဒနာကို။ ဝေဒေတိ၊ ခံစား၏။ တသ္မိံ သမယေ၊ သုခဝေဒနာကို ခံစားရာ
 ထိုအခါ၌။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ ဝေဒနံ၊ ကို။ နေဝ ဝေဒေတိ၊ မခံစားနိုင်။ အဒုက္ခ
 မသုခံ၊ အဒုက္ခမသုခဖြစ်သော။ ဝါ၊ ဒုက္ခမှလည်းတပါး သုခမှလည်းတပါးသော။ ဝေဒနံ၊
 ကို။ န ဝေဒေတိ၊ မခံစားနိုင်။ တသ္မိံ သမယေ၊ သုခဝေဒနာကို ခံစားရာ ထိုအခါ၌။ သုခံ၊
 သော။ ဝေဒနံ၊ ယေဝ၊ ဝေဒနာကိုသာလျှင်။ ဝေဒေတိ၊ ခံစားနိုင်၏။ အာနန္ဒ၊ နွာ၊
 ယသ္မိံ သမယေ၊ အကြင်အခါ၌။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ ဝေဒနံ၊ ကို။ ဝေဒေတိ၊ ၏။
 တသ္မိံ သမယေ၊ ဒုက္ခဝေဒနာကို ခံစားရာ ထိုအခါ၌။ သုခံ၊ သော။ ဝေဒနံ၊ ကို။ နေဝ
 ဝေဒေတိ၊ နိုင်။ အဒုက္ခမသုခံ၊ သော။ ဝေဒနံ၊ ကို။ န ဝေဒေတိ၊ နိုင်။ တသ္မိံ
 သမယေ၊ ဒုက္ခဝေဒနာကို ခံစားရာ ထိုအခါ၌။ ဒုက္ခံ၊ သော။ ဝေဒနံ၊ ယေဝ၊
 ကိုသာလျှင်။ ဝေဒေတိ၊ နိုင်၏။ အာနန္ဒ၊ နွာ။ ယသ္မိံ သမယေ၊ အကြင်အခါ၌။
 အဒုက္ခမသုခံ၊ သော။ ဝေဒနံ၊ ကို။ ဝေဒေတိ၊ ၏။ တသ္မိံ သမယေ၊ ဥပေက္ခာဝေဒနာ
 ကို ခံစားရာ ထိုအခါ၌။ သုခံ၊ သော။ ဝေဒနံ၊ ကို။ နေဝ ဝေဒေတိ၊ နိုင်။ ဒုက္ခံ၊ သော။
 ဝေဒနံ၊ ကို။ န ဝေဒေတိ၊ နိုင်။ တသ္မိံ သမယေ၊ ဥပေက္ခာဝေဒနာကို ခံစားရာ
 ထိုအခါ၌။ အဒုက္ခမသုခံ၊ သော။ ဝေဒနံ၊ ယေဝ၊ ကိုသည်သာလျှင်။ ဝေဒေတိ၊ နိုင်၏။

၁၂၃။ အာနန္ဒ၊ နွာ။ သုခါ၊ သုခဖြစ်သော။ ဝေဒနာပိ၊ ဝေဒနာသည်လည်း။ ဝါ၊ ကို
 လည်း။ အနိစ္စံ၊ ဖြစ်ပြီး၍ ထင်ရှားမရှိခြင်းကြောင့် မမြဲခဲ။ သင်္ခတံ၊ ကံ၊ စိတ်၊ ဥတု၊

အာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့သည် ဝေါင်း၍ပြုပြင် စီရင်အပ်
 ခဲ့၏။ ပဋိစ္စသမုပ္ပန္နာ၊ ထိုထိုအကြောင်းကိုစွဲ၍ သဿတုဒတ္တဒမဘက် သက်သက်ကောင်း
 မြတ်သောအကြောင်းဖြင့် ဖြစ်ခဲ့၏။ ခယဓမ္မာ၊ ကုန်ခြင်းသဘောရှိခဲ့၏။ ဝယဓမ္မာ၊
 ပျက်ခြင်းသဘောရှိခဲ့၏။ ဝိရာဂဓမ္မာ၊ ကင်းပြတ်ပျက်စီးခြင်းသဘောရှိခဲ့၏။ နိရောဓဓမ္မာ၊
 ချုပ်ခြင်းသဘောရှိခဲ့၏။ အာနန္ဒန္တု၊ ဒုက္ခာသော၊ ဝေဒနာပိ၊ သည်လည်း။ ဝါ၊ ကို
 လည်း။ အနိစ္စာ၊ ခဲ့၊ သင်္ခတာ၊ ၏။ ပဋိစ္စသမုပ္ပန္နာ၊ ၏။ ခယဓမ္မာ၊ ၏။ ဝယဓမ္မာ၊ ၏။ ဝိရာဂ
 ဓမ္မာ၊ ၏။ နိရောဓဓမ္မာ၊ ၏။ အာနန္ဒန္တု၊ အဒုက္ခမသုခါ၊ သော၊ ဝေဒနာပိ၊ သည်
 လည်း။ ဝါ၊ ကိုလည်း။ အနိစ္စာ၊ ခဲ့၊ သင်္ခတာ၊ ၏။ ပဋိစ္စသမုပ္ပန္နာ၊ ၏။ ခယဓမ္မာ၊ ၏။
 ဝယဓမ္မာ၊ ၏။ ဝိရာဂဓမ္မာ၊ ၏။ နိရောဓဓမ္မာ၊ ၏။ တဿ-ဒိဋ္ဌိဂတိကော၊ ထိုမိစ္ဆာအယူ
 ရှိသောပုဂ္ဂိုလ်အား၊ ဝါ၊ သည်။ သုခံ၊ သော။ ဝေဒနံ၊ ကို။ ဝေဒယမာနဿ၊ ခံစားသည်
 ရှိသော်။ ဝါ၊ ခံစားစဉ်။ “ဧသော၊ ဤသုခဝေဒနာသည်။ မေ၊ ၏။ အတ္တာ၊ တည်း”။
 ဣတိ-အယံ ဒိဋ္ဌိ၊ ဤအယူသည်။ ဟောတိ၊ ဖြစ်၏။ သုခါယ၊ သုခဖြစ်သော။ တဿာ
 ယေဝ ဝေဒနာယ၊ ထိုဝေဒနာ၏သာလျှင်။ နိရောဓာ၊ ချုပ်ခြင်းကြောင့်။ “မေ၊ ၏။
 အတ္တာ၊ သည်။ ဗျင်္ဂါ၊ ကင်း၊ ပြတ်၊ ချုပ်၊ ငြိမ်း ရှပ်သိမ်းပြီ”။ ဣတိ-အယံ ဒိဋ္ဌိ၊ သည်။
 ဟောတိ၊ ၏။ ဒုက္ခံ၊ သော။ ဝေဒနံ၊ ကို။ ဝေဒယမာနဿ၊ သော်။ ဝါ၊ စဉ်။ “ဧသော၊ ဤ
 ဒုက္ခဝေဒနာသည်။ မေ၊ ၏။ အတ္တာ၊ တည်း”။ ဣတိ-အယံ ဒိဋ္ဌိ၊ သည်။ ဟောတိ၊ ၏။
 ဒုက္ခာယ၊ သော။ တဿာယေဝ ဝေဒနာယ၊ ၏သာလျှင်။ နိရောဓာ၊ ကြောင့်။ “မေ
 ၏။ အတ္တာ၊ သည်။ ဗျင်္ဂါ၊ ကင်း၊ ပြတ်၊ ချုပ်၊ ငြိမ်း ရှပ်သိမ်းပြီ”။ ဣတိ-အယံ ဒိဋ္ဌိ၊
 သည်။ ဟောတိ၊ ၏။ အဒုက္ခမသုခံ၊ ဒုက္ခမှလည်းတပါး သုခမှလည်း တပါးသော။
 ဝေဒနံ၊ ကို။ ဝေဒယမာနဿ၊ သော်။ ဝါ၊ စဉ်။ “ဧသော၊ ဤဥပေက္ခာဝေဒနာသည်။
 မေ၊ ၏။ အတ္တာ၊ တည်း”။ ဣတိ-အယံ ဒိဋ္ဌိ၊ သည်။ ဟောတိ၊ ၏။ အဒုက္ခမသုခါယ၊
 သော။ တဿာယေဝ ဝေဒနာယ၊ ၏သာလျှင်။ နိရောဓာ၊ ကြောင့်။ “မေ၊ ၏။
 အတ္တာ၊ သည်။ ဗျင်္ဂါ၊ ပြီ”။ ဣတိ-အယံ ဒိဋ္ဌိ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့။ ဝါ၊
 ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ ယော သော-ဒိဋ္ဌိဂတိကော၊ သည်။ ဧဝံ၊ သို့။ အာဟာ
 ပြောဆို၏။ ကိံ၊ သို့။ အာဟာနည်း?။ “မေ၊ ၏။ ဝေဒနာသည်။ အတ္တာ၊ တည်း”။
 ဣတိ-ဧဝံ၊ သို့။ အာဟာ၊ ၏။ သော-ဒိဋ္ဌိဂတိကော၊ သည်။ ဒိဋ္ဌေဝ ဓမ္မေ၊ နှိသာလျှင်။
 အနိစ္စ သုခ ဒုက္ခ ဝေါကိဏ္ဍံ၊ မြဲလည်းမမြဲ၊ ချမ်းလည်းချမ်းသာ၊ ဆင်းလည်းဆင်းရဲ၊
 သုခ၊ ဒုက္ခ တို့ဖြင့်ရောလည်း ရောပွမ်းသော။ ဥပ္ပါဒဝယဓမ္မံ၊ ဖြစ်ခြင်း၊ ပျက်ခြင်း သ
 ဘောရှိသော။ အတ္တာနံ၊ ကို။ သမနုပဿမာနော၊ သော်။ သမနုပဿတိ၊ ၏။ အာနန္ဒ
 န္တု၊ ယသ္မာ၊ ကြောင့်။ ယော သော-ဒိဋ္ဌိဂတိကော၊ သည်။ ဧဝံ၊ သို့။ အာဟာ၊ ၏။
 ကိံ၊ သို့။ အာဟာ နည်း?။ “မေ၊ ၏။ ဝေဒနာ၊ သည်။ အတ္တာ၊ တည်း”။ ဣတိ-ဧဝံ၊ သို့။
 အာဟာ၊ ၏။ သော-ဒိဋ္ဌိဂတိကော၊ သည်။ ဒိဋ္ဌေဝ ဓမ္မေ၊ နှိသာလျှင်။ အနိစ္စသုခဒုက္ခ
 ဝေါကိဏ္ဍံ၊ သော။ ဥပ္ပါဒဝယဓမ္မံ၊ သော။ အတ္တာနံ၊ ကို။ သမနုပဿမာနော၊ သော်။ သမ
 နုပဿတိ၊ ၏။ တသ္မာ၊ ထိုသို့ အနိစ္စ၊ သုခ၊ ဒုက္ခ ဝေါကိဏ္ဍံ၊ ဥပ္ပါဒ၊ ဝယသဘောရှိသည်
 ၏အဖြစ်ကြောင့်။ ဧတေနပိ၊ ဤသို့ဒိဋ္ဌိဂတိကပုဂ္ဂိုလ်၏ စကား၏မျက်မှောက်အားဖြင့်

ဆန့်ကျင်သည်၏အဖြစ်ကြောင့်လည်း။ ဝါ၊ဤသို့အချင်းဝေသိမ်းအတ္တိ၏မရှိခြင်းကြောင့်
လည်း။ (ပဏ္ဍိတာနံ၊ ဖြစ်သောပညာရှိသောပုဂ္ဂိုလ်တို့သည်။ ဝါ၊ ပညာဖြင့်ဖြစ်သော
ပုဂ္ဂိုလ်တို့သည်။) “မေ၏။ ဝေဒနာ၊ သည်။ အတ္တော၊ တည်း”။ ဣတိ၊ သို့။ ယံ သမန္နံ
ပဿိတုံ၊ အကြင်အဘန်ဘန်ရှုခြင်းသည်။ အတ္တိ၊ ၏။ ဧတံ သမန္နပဿိတုံ၊ ဤအဘန်ဘန်
ရှုခြင်းကို။ နက္ခမတိ၊ မကြိုက်၊ မနှစ်သက်အပ်။

၁၂၄။ အာနန္ဒန္တော၊ တီသု၊ ကုန်သော။ တကြ-တေသု ဒိဋ္ဌိဂတိကေသု၊ တို့တွင်း
ယော သော-ဒိဋ္ဌိဂတိကော၊ သည်။ ဧဝံ၊ သို့။ အာဟ၊ ၏။ ကိံ၊ သို့။ အာဟ၊ နည်း?။ “မေ
၏။ ဝေဒနာ၊ သည်။ န ဟေဝ အတ္တော၊ သည်သာ။ မေ၏။ အတ္တော၊ သည်။ အပ္ပဋိသံ
ဝေဒနော၊ မခံစားတတ်”။ ဣတိ-ဧဝံ၊ သို့။ အာဟ၊ ၏။ သော-ဒိဋ္ဌိဂတိကော၊ သည်။ ဝါ၊
ကို။ ဧဝံ၊ သို့။ ဝစနိယော၊ သည်။ အဿ၊ ၏။ ကိံ၊ သို့။ ဝစနိယော၊ သည်။ အဿ၊ နည်း?။
“အာပုသော၊ ငါ့ရှင်။ ယတ္ထ-ယသ္မိံ သုဒ္ဓရူပက္ခန္ဓော၊ အကြင်ဝေဒနာနှင့်မရောမရှက်
သက်သက်သော ထန်းရွက်ယပ်ဝန်း၊ လေသောက် ပြုတင်းပေါက် အစရှိသော
ရူပက္ခန္ဓာ၌။ သဗ္ဗသော၊ အလုံးစုံသော အခြင်းအရာအားဖြင့်။ သဗ္ဗသော၊ အလုံးစုံ
သော။ [သဗ္ဗသော-ဟုသောပုဒ်ကို နှစ်ချက်စွာသည်။] ဝေဒယိတံ၊ ခံစားခြင်းဖြင့် ဖြစ်
တတ်သောဝေဒနာသည်။ ဝါ၊ ခံစားခြင်းနှင့်ပြည့်စုံသော ဝေဒနာသည်။ ဝါ၊ ခံ စား
တတ်သော ဝေဒနာသည်။ နတ္ထိ၊ မရှိ။ တတ္ထ-တသ္မိံ သုဒ္ဓရူပက္ခန္ဓော၌။ * “အဟံ၊ သည်။
အသ္မိ၊ ဖြစ်၏”။ ဣတိ၊ သို့။ အဟံ၊ ကာရော၊ ငါ၊ ငါ့ဟုသော အခြင်းအရာသည်။ သိယာ
အပိ န ခေါ၊ ဖြစ်ရာအံ့လော။ ဣတိ-ဧဝံ၊ သို့။ ဝစနိယော၊ သည်။ အဿ၊ ၏။ ဣတိ၊ သို့။
အဝေါစ၊ မူပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။
အာယသ္မော အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ လျှောက်ပြီ။
ကိံ၊ သို့။ အဝေါစ၊ နည်း။ ?။) “ဘန္တေ၊ ဘုရား။ ဧတံ-ဥပ္ပဇ္ဇနံ၊ ဤသို့ဖြစ်ခြင်းသည်။
နော ဟိ ယတ္ထံ၊ မသင့်မြတ်ပါသည်သာ။

တနည်း။ ။ဘန္တေ၊ ဘုရား။ ယတ္ထ-ယသ္မိံ သုဒ္ဓရူပက္ခန္ဓော၊ အကြင်ဝေဒနာနှင့်
မရောမရှက် သက်သက်သော ထန်းရွက်ယပ်ဝန်း၊ လေသောက်ပြုတင်းပေါက် အစရှိ
သော ရူပက္ခန္ဓာ၌။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဝေဒယိတံ၊ သည်။ နတ္ထိ၊
မရှိ။ တတ္ထ-တသ္မိံ သုဒ္ဓရူပက္ခန္ဓော၌။ “အဟံ၊ သည်။ အသ္မိ၊ ၏။ ဣတိ၊ သို့။ အဟံ၊ ကာ
ရော၊ သည်။ နော ဟိ သိယာ၊ မဖြစ်ရာပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်
အာနန္ဒာက လျှောက်ပြီ။ အာနန္ဒန္တော၊ ယသ္မော၊ ကြောင့်။ သုဒ္ဓရူပက္ခန္ဓော၊ ဝေဒနာနှင့်
မရောမရှက် သက်သက်သော ထန်းရွက်ယပ်ဝန်း၊ လေသောက်ပြုတင်းပေါက် အစရှိ
သော ရူပက္ခန္ဓာသည်။ ဥဠာယ၊ ထ၍။ “အဟံ၊ သည်။ အသ္မိ၊ ဖြစ်၏”။ ဣတိ၊ သို့။ န ဝဒတိ၊
မဆိုတတ်။ [အဋ္ဌကထာမှဆောင်၍ ယောဇနာသည်။] တသ္မော၊ ထိုသို့မဆိုတတ်သည်
၏အဖြစ်ကြောင့်။ ဧတေနပိ၊ ဤသို့ ဒိဋ္ဌိဂတိကပုဂ္ဂိုလ်၏ စကား၏ မျက်မှောက်အား

* မှတ်ချက်။ ။ [မူအစောင်စောင်တွင်- အပိ န ခေါ တတ္ထ အယ
မဟသ္မိတိ သိယာတိ-ဟု အယံတလုံးပိုလျက်ရှိကြ၏။ အပိ န ခေါ တတ္ထ
အဟမသ္မိတိ သိယာတိ-ဟု ရှိရမည်။]

ဖြင့် ဆန့်ကျင်သည်၏အဖြစ်ကြောင့်လည်း။ ဝါ၊ဤသို့ အချင်းခပ်သိမ်း အတ္တ၏မရှိခြင်းကြောင့်လည်း။ (ပဏ္ဍိတာနံ၊တို့သည်။) “မေး၏။ ဝေဒနာ၊ သည်။န ဟေဝ အတ္တံ၊ သည်သာ။ မေး၏။အတ္တံ၊သည်။ အပ္ပဋိသံဝေဒနော၊မခံစားတတ်”။ ဣတိ၊သို့။ ယံ သမနုပဿိတုံ၊သည်။ အတ္တိ၊၏။ ဧတံ သမနုပဿိတုံ၊ကို။ နက္ခမတိ၊အပ်။

၉၁၂၅။ အာနန္ဒန္တံ၊တီသု၊ ကုန်သော။တတ္ထ-တေသု ဒိဋ္ဌိဂတိကောသု၊ တို့တွင်။ ယော သော-ဒိဋ္ဌိဂတိကော၊ သည်။ဧဝံ သို့။ အာဟ၊၏။ ကိ၊သို့။ အာဟ၊ နည်း?။ “မေး၏။ဝေဒနာ၊ သည်။ န ဟေဝ အတ္တံ၊ သည်သာ။ မေး၏။အတ္တံ၊သည်။နောပိ အပ္ပဋိသံဝေဒနော၊မခံစားတတ်သည်လည်းမဟုတ်။မေး၏။ အတ္တံ၊သည်။ဝေဒယတိ၊ ၏။ ကသ္မာ၊ကြောင့်။ မေး၏။အတ္တံ၊သည်။ ဝေဒယတိ၊ နည်း?။ ဟိ-ယသ္မာ၊ကြောင့်။ မေး၏။ အတ္တံ၊သည်။ ဝေဒနာ၊မေဓော၊၏။ တသ္မာ၊ကြောင့်။ မေး၏။ အတ္တံ၊သည်။ ဝေဒယတိ၊၏”။ဣတိ-ဧဝံ၊သို့။အာဟ၊၏။သော-ဒိဋ္ဌိဂတိကော၊သည်။ ဝါ၊ကို၊ဧဝံ၊သို့။ ဝစနိယော၊ သည်။ အဿ၊၏။ ကိ၊သို့။ဝစနိယော၊ သည်။ အဿ၊နည်း?။ “အ၊ဝု သော၊ငါရှင်။ ဟိ၊ ထင်စွာပြအံ။ [ဟိ-သဒ္ဓါကား တပ္ပါကဋီကရဏတ္ထဇောတက နိပေါတ်ပုဒ်တည်း။] သဗ္ဗေန၊သော။ အာကာရေန၊အားဖြင့်။ သဗ္ဗိ၊အလုံးစုံကုန်သော။ သဗ္ဗေန၊ သော။ သဘာဝေန၊အားဖြင့်။ သဗ္ဗိ၊ကုန်သော။ အပရိသေသ၊ အကြွင်း အကျန်မရှိကုန်သော။ ဝေဒနာ၊ဝေဒနာတို့သည်။ စ နိရုဇ္ဈေယျံ၊ အကယ်၍ချုပ်ကြ ကုန်ငြားအံ။ ဧဝံ နိရုဇ္ဈန္တိ၊သု၊ ဤသို့ချုပ်ကြကုန်သည်ရှိသော်။ သဗ္ဗသော၊အလုံးစုံသော အခြင်းအရာအားဖြင့်။ သဗ္ဗိ၊သော၊ အလုံးစုံသော။ ဝေဒနာယ၊ သည်။ အသတိ၊ သော်။ဝေဒနာနိရောဓာ၊ကြောင့်။ တီသု၊သုံးပါးကုန်သော။ တတ္ထ-တေသု၊ခန္ဓေသု၊ ထို သညာက္ခန္ဓာ၊သင်္ခါရက္ခန္ဓာ၊ဝိညာဏက္ခန္ဓာတို့၌။ ‘အယံ၊ဤခန္ဓာသည်။ အဟံ၊သည်။ အသ္မိ၊၏’။ဣတိ၊သို့။ ဝတ္ထဗ္ဗော၊ ဆိုအပ်သည်။ သိယာ၊ အပိ န ခေါ၊ အံလော’။ ဣတိ-ဧဝံ၊ သို့။ ဝစနိယော၊ သည်။ အဿ၊၏။ဣတိ၊သို့။ အဝေါ၊စ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ ‘ဘန္တေ၊ဘုရား။ ဧတံ-ဝစနံ၊ ဤဆိုခြင်းသည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ။

တနည်း။ ။ဘန္တေ၊ဘုရား။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ဝေဒနာ ယ၊သည်။ အသတိ၊သော်။ ဝေဒနာနိရောဓာ၊ကြောင့်။ တီသု၊ ကုန်သော။ တတ္ထ- တေသု ခန္ဓေသု၊ တို့၌။ ‘အယံ၊သည်။ အဟံ၊သည်။ အသ္မိ၊၏’။ဣတိ၊သို့။ ဝတ္ထဗ္ဗော၊ သည်။ နော ဟိ သိယာ၊ ပါသည်သာ’။ ဣတိ၊သို့။ အဝေါ၊စ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။ အာနန္ဒန္တံ၊ ယသ္မာ၊ကြောင့်။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဝေဒနာယ၊ သည်။ အသတိ၊ သော်။ ဝေဒနာနိရောဓာ၊ ကြောင့်။ တီသု၊ ကုန်သော။တတ္ထ-တေသု ခန္ဓေသု၊ တို့၌။ အယံ၊သည်။ အဟံ၊သည်။ အသ္မိ၊၏’။ဣတိ၊ သို့။ ဝတ္ထဗ္ဗော၊သည်။ နော သိယာ၊ မဖြစ်ရာ။ တသ္မာ၊ ထိုသို့မဖြစ်သည်၏အဖြစ် ကြောင့်။ ဧတေနပိ၊ ကြောင့်လည်း။ (ပဏ္ဍိတာနံ၊ တို့သည်။) “မေး၏။ ဝေဒနာ၊ သည်။ န ဟေဝ အတ္တံ၊ သည်သာ။ မေး ၏။ အတ္တံ၊သည်။ နောပိ အပ္ပဋိ သံဝေဒနော၊ မခံစားတတ်သည်လည်းမဟုတ်ခဲ့။ မေး၏။ အတ္တံ၊ သည်။ ဝေဒယတိ၊

၏။ ကသ္မာ၊ ကြောင့်။ မေ၏။ အတ္တာ၊ သည်။ ဝေဒယတိ၊ နည်း။ ဟိ-ယသ္မာ၊ ကြောင့်။ မေ၏။ အတ္တာ၊ သည်။ ဝေဒနာဓမ္မော၊ ၏။ တသ္မာ၊ ကြောင့်။ မေ ၏။ အတ္တာ၊ သည်။ ဝေဒယတိ၊ ၏။”။ ဣတိ၊ သို့။ ယံ သမနုပဿိတုံ၊ သည်။ အတ္ထိ၊ ၏။ ဧတံ သမနုပဿိတုံ၊ ကို။ နက္ခမတိ၊ အပ်။

၁၂၆။ အာနန္ဒန္တာ၊ ယတော-ယော ဘိက္ခု၊ အကြင်ရဟန်းသည်။ ဝေဒနံ၊ ဝေဒနာကို။ အတ္တာနံ၊ အတ္တဟူ၍။ နေဝ သမနုပဿတိ၊ အဘန်ဘန်ရှုသည် မဟုတ်။ အတ္တာနံ၊ ကို။ အပ္ပဋိသံဝေဒနံ၊ မခံစားတတ်ဟူ၍။ နောပိ သမနုပဿတိ၊ အဘန်ဘန် ရှုသည်လည်းမဟုတ်။ “မေ၏။ အတ္တာ၊ သည်။ ဝေဒယတိ၊ ၏။ ကသ္မာ၊ ကြောင့်။ မေ၏။ အတ္တာ၊ သည်။ ဝေဒယတိ၊ နည်း။ ဟိ-ယသ္မာ၊ ကြောင့်။ မေ၏။ အတ္တာ၊ သည်။ ဝေဒနာဓမ္မော၊ ၏။ တသ္မာ၊ ကြောင့်။ မေ၏။ အတ္တာ၊ သည်။ ဝေဒယတိ၊ ၏။”။ ဣတိ၊ သို့။ နောပိ သမနုပဿတိ၊ မဟုတ်။ သော-ဘိက္ခု၊ သည်။ ဧဝံ ဤသို့။ န သမနုပဿန္တော၊ အဘန်ဘန်မရှုသည်ရှိသော်။ လောကော ဥပါဒါနက္ခန္ဓာလောက ဌံ။ ကိဉ္စိ၊ တစ်စုံတစ်ခုသောအရာကို။ န စ ဥပါဒိယတိ၊ မစွဲလမ်းသည်သာ။ အနုပါဒိယံ၊ မစွဲလမ်းသည်ရှိသော်။ န ပရိတဿတိ၊ တဏှာတဿန၊ ဒိဋ္ဌိတဿန၊ မာနတဿန ဖြင့် မတောင့်တ။ ဝါ၊ တဏှာတဿန၊ ဒိဋ္ဌိတဿန၊ မာနတဿနဖြင့် မတုန်လှုပ်။ အပရိတဿံ*၊ တဏှာတဿန၊ ဒိဋ္ဌိတဿန၊ မာနတဿနဖြင့် မတုန်လှုပ်သည် ရှိသော်။ ပစ္စတ္တညေဝ၊ အသီးအခြား မိမိကိုယ်တိုင်သာလျှင်။ ပရိနိဗ္ဗာယိဿတိ၊ ပရိနိဗ္ဗာန်စံရလိမ့်လတ္တံ့။ (“မေဝါ၏။) ဇာတိသည့်။ ဝါ၊ ဖြစ်ခြင်းသည်။ ဝါ၊ ပဋိ သန္ဓေနေရခြင်းသည်။ ဝိဏာ၊ ကုန်ပြီ။ (မေသည်။) မြဟ္မစရိယံ၊ မဂ္ဂမြဟ္မစရိယကို။ ဝုသိတံ၊ ကျင့်သုံးအပ်ပြီ။ (မေသည်။) ကရဏီယံ၊ ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော တစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စကို။ ကတံ၊ ပြုအပ်ပြီ။ (မေအား။) ဣတ္ထတ္တာယ၊ တစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စဟူသောအပြား၏ ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော မဂ်အကျိုးငှါ။ အပရံ၊ တပါးသောမဂ်ကိုပွားစေဘွယ်ကိစ္စသည်။ နတ္ထိ၊ မရှိတော့ပြီ။”။ ဣတိ၊ သို့။ ပဇာနာတိ၊ အပြားဖြင့်သိ၏။ အာနန္ဒန္တာ၊ ဧဝံ ဤသို့။ ဝိမုတ္တစိတ္တံ၊ ကိလေ သာတို့မှလွတ်ပြီးသောစိတ်ရှိသော။ ဘိက္ခု၊ ရဟန်းကို။ ယော-ပုဂ္ဂဇလာ၊ သည်။ ဧဝံ သို့။ ဝေဒယျံ၊ ခြောဆိုငြားအံ့။ ကိံ၊ သို့။ ဝေဒယျံ၊ နည်း။ “တထာဂတော၊ တပါး သောသတ္တဝါတို့နှင့်အတူ ကံ၊ ကိလေသာတို့ဖြင့်ဖြစ်တတ်သော သတ္တဝါသည်။ မရဏာ၊ သေရာအခါမှ။ ပရံ၊ နောက်၌။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့သောအပြားရှိသော။ (ယာ ဒိဋ္ဌိ၊ အကြင်အယူသည်။ အတ္ထိ၊ ၏။) ဣတိ၊ ဤသို့သော အပြားရှိသော။ သာ ဒိဋ္ဌိ၊ သည်။ (ဧဝံ သို့။ ဝိမုတ္တစိတ္တံ၊ ကိလေသာတို့မှလွတ်ပြီးသော စိတ်ရှိသော။ ဘိက္ခု၊ နော၊ ရဟန္တာရဟန်းအား။ ဟောတိ၊ ၏။) [ဣတိ သာ ဒိဋ္ဌိ-ဟူသောပါဌ်နှင့်အညီယောဇနာ သည်။] တနည်း-ဣတိ၊ ဤသို့သောအပြားရှိသော။ ဒိဋ္ဌိ၊ မိစ္ဆာအယူသည် (ဧဝံ သို့။ ဝိမုတ္တ စိတ္တံ၊ ကိလေသာတို့မှလွတ်ပြီးသောစိတ်ရှိသော။) အဿ-ဘိက္ခု၊ နော၊ ထိုရဟန္တာ

* မှတ်ချက်။ ။ [အပရိတဿနံ-ဟု မူအစောင်စောင်တွင် နံ-ပိုလျက် ရှိ၏။ မလို။]

ရဟန်းအား။ ဟောတိ၏။ [ဤနည်းကား ဣတိဿ ဒိဋ္ဌိ-ဟုသောပါဠိနှင့်အညီ ယောဇနာသောနည်းတည်း။] ဣတိ-ဧဝံ သို့။ ဝဒေယျ၊ ငြားအံ့။ (တဿ ပုဂ္ဂလဿ၊ ။) တံ-ဝစနံ၊ ထိုစကားသည်။ အကလ္လံ၊ မသင့်မြတ်ခဲ့။ “တထာဂတော၊ သည်။ မရဏာ၊ မှ။ ပရံ၊ နှစ်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ သော။ (ယာ ဒိဋ္ဌိ၊ သည်။ အတ္ထိ၊ ။) ဣတိ၊ သော။ သာ ဒိဋ္ဌိ၊ သည်။ (ဧဝံ၊ သို့။ ဝိမုတ္တစိတ္တဿ၊ သော။ ဘိက္ခုနော၊ အား။) ဟောတိ၊ ။

တနည်း။ ။ ဣတိ၊ သော။ ဒိဋ္ဌိ၊ သည်။ (ဧဝံ၊ သို့။ ဝိမုတ္တစိတ္တဿ၊ သော။) အဿ-ဘိက္ခုနော၊ အား။ ဟောတိ၊ ။” ။ ဣတိ-ဧဝံ၊ သို့။ ဝဒေယျ၊ ငြားအံ့။ (တဿ ပုဂ္ဂလဿ၊ ။) တံ-ဝစနံ၊ သည်။ အကလ္လံ၊ ခဲ့။ “တထာဂတော၊ သည်။ မရဏာ၊ မှ။ ပရံ၊ နှစ်။ ဟောတိ စ၊ ဖြစ်လည်းဖြစ်၏။ န စ ဟောတိ၊ ဖြစ်လည်းမဖြစ်။ ဣတိ၊ သော။ (ယာ ဒိဋ္ဌိ၊ သည်။ အတ္ထိ၊ ။) ဣတိ၊ သော။ သာ ဒိဋ္ဌိ၊ သည်။ (ဧဝံ၊ သို့။ ဝိမုတ္တစိတ္တဿ၊ သော။ ဘိက္ခုနော၊ အား။ ဟောတိ၊ ။)

တနည်း။ ။ ဣတိ၊ သော။ ဒိဋ္ဌိ၊ သည်။ (ဧဝံ၊ သို့။ ဝိမုတ္တစိတ္တဿ၊ သော။) အဿ-ဘိက္ခုနော၊ အား။ ဟောတိ၊ ။” ။ ဣတိ-ဧဝံ၊ သို့။ ဝဒေယျ၊ ငြားအံ့။ (တဿ ပုဂ္ဂလဿ၊ ။) တံ-ဝစနံ၊ သည်။ အကလ္လံ၊ ခဲ့။ “တထာဂတော၊ တပီးသောသတ္တဝါတို့နှင့်အတူကံ၊ ကိလေသာတို့ဖြင့် ဖြစ်တတ်သော သတ္တဝါသည်။ မရဏာ၊ သေရာအခါမှ။ ပရံ၊ နောက်၌။ နေဝ ဟောတိ၊ ဖြစ်သည်လည်းမဟုတ်။ န န ဟောတိ၊ မဖြစ်သည်လည်းမဟုတ်။ ဣတိ၊ ဤသို့အပြားရှိသော။ (ယာ ဒိဋ္ဌိ၊ အကြင်အယူသည်။ အတ္ထိ၊ ။) ဣတိ၊ ဤသို့အပြားရှိသော။ သာ ဒိဋ္ဌိ၊ သည်။ (ဧဝံ၊ သို့။ ဝိမုတ္တစိတ္တဿ၊ ကိလေသာတို့မှလွတ်ပြီးသောစိတ်ရှိသော။ ဘိက္ခုနော၊ ရဟန္တာရဟန်းအား။ ဟောတိ၊ ။)

တနည်း။ ။ ဣတိ၊ ဤသို့အပြားရှိသော။ ဒိဋ္ဌိ၊ မိစ္ဆာအယူသည်။ (ဧဝံ၊ သို့။ ဝိမုတ္တစိတ္တဿ၊ ကိလေသာတို့မှလွတ်ပြီးသောစိတ်ရှိသော) အဿ-ဘိက္ခုနော၊ ထိုရဟန္တာရဟန်းအား။ ဟောတိ၊ ။” ။ ဣတိ-ဧဝံ၊ သို့။ ဝဒေယျ၊ ငြားအံ့။ (တဿ ပုဂ္ဂလဿ၊ ။) တံ-ဝစနံ၊ ထိုစကားသည်။ အကလ္လံ၊ မသင့်မြတ်ခဲ့။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ (တဿ ပုဂ္ဂလဿ၊ ။) တံ-ဝစနံ၊ သည်။ အကလ္လံ၊ မသင့်မြတ်သနည်း။ အာနန္ဒ၊ နှာ။ ယသ္မာ၊ ကြောင့်။ [ထည့်သည်၊ ဝိမုတ္တော၊ န ယုတ္တံ-တို့၌ စပ်ရမည်။] အဓိဝစနံ၊ အနက်မပါ သဒ္ဓါမျှကိုသာစွဲ၍ဖြစ်သော နာမပညတ်သည်။ ဝါ၊ ပရမတ္ထဖြစ်သော နာမ်၊ ရုပ်တို့၏အထက်၌ ခေါ်ဝေါ်ပညတ်သမုတ်အပ်သော နာမပညတ်သည်။ ဝါ၊ ပရမတ္ထဖြစ်သော နာမ်၊ ရုပ်နှင့်စပ်သော နာမပညတ်သည်။ ယာဝတာ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိ၏။ အဓိဝစနပထော၊ အနက်မပါ သဒ္ဓါမျှကိုသာစွဲ၍ဖြစ်သော နာမပညတ်၏ အကြောင်းဖြစ်သော ခန္ဓပဉ္စကသည်။ ဝါ၊ ပရမတ္ထဖြစ်သော နာမ်၊ ရုပ်တို့၏အထက်၌ ခေါ်ဝေါ်ပညတ်သမုတ်အပ်သော နာမပညတ်၏ အကြောင်းဖြစ်သော ခန္ဓပဉ္စကသည်။ ဝါ၊ ပရမတ္ထဖြစ်သော နာမ်၊ ရုပ်နှင့်စပ်သော နာမပညတ်၏ အကြောင်းဖြစ်သော ခန္ဓပဉ္စကသည်။ ယာဝတာ၊ အကြင်မျှလောက်အတိုင်းအရှည်ရှိ၏။ နိရုတ္တိ၊ အကြောင်းကိုထုတ်၍ဆိုအပ်သော နာမပညတ်သည်။ ဝါ၊ ဆုံး

မြတ်အပ်သောနာမပညတ်သည်။ ဝါ၊ မှတ်အပ်သောနာမပညတ်သည်။ ယာဝတဘ၏။ နိရုတ္တိပထော၊ အကြောင်းကိုထုတ်၍ဆိုအပ်သောနာမပညတ်၏ အကြောင်းဖြစ်သော ခန္ဓပဉ္စကသည်။ ယာဝတဘ၏။ ပညတ္တိ-အပြားအားဖြင့်သိစေတတ်သော နာမပညတ် သည်။ ယာဝတဘ၏။ ပညတ္တိပထော၊ အပြားအားဖြင့်သိစေတတ်သောနာမပညတ် ၏ အကြောင်းဖြစ်သော ခန္ဓပဉ္စကသည်။ ယာဝတဘ၏။ ပညာ၊ ပညာသည်။ ယာ ဝတဘ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိ၏။ ပညာဝစရံ၊ ပညာ၏ ကျက်စားရာ ဖြစ်သောခန္ဓပဉ္စကသည်။ ဝါ၊ ပညာဖြင့် ဖြစ်စေအပ်သော ခန္ဓပဉ္စကသည်။ ယာဝတဘ၊ အကြင်မျှလောက်အတိုင်းအရှည်ရှိ၏။ ယာဝတဘ၊ အကြင်မျှလောက်အတိုင်းအရှည် ရှိသော။ ဝဠံ၊ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဟုဆိုအပ်သော သံသရာဝဋ်သည်။ ယာဝတဘ၊ အကြင်မျှလောက်အတိုင်းအရှည်ရှိသောအကြောင်းဖြင့်။ ဝဠံတိ၊ ဖြစ်၏။ ဝါ၊ လည်၏။ တံ-သဗ္ဗံ၊ ထိုအလုံးစုံကို။ ဘိက္ခု၊ ရဟန္တာရဟန်းသည်။ အဘိညာ၊ ထူး သောဉာဏ်ဖြင့်သိ၍။ ဝိမုတ္တာ၊ ကိလေသာတို့မှလွတ်ပြီ။ တံ-သဗ္ဗံ၊ ထိုအလုံးစုံကို။ အဘိညာ၊ ထူးသောဉာဏ်ဖြင့်သိ၍။ ဝိမုတ္တံ၊ ကိလေသာတို့မှလွတ်ပြီးသော။ ဘိက္ခု၊ ရဟန္တာ ရဟန်းကို။ (‘‘အယံ-ဘိက္ခု၊ ဤရဟန်းသည်။ ကိဉ္စိ၊ တစုံတခုကို။) န ဇာနာတိ၊ မသိတတ်ခဲ့။ န ပဿတိ၊ မမြင်တတ်ခဲ့။’’။ ဣတိ၊ သို့။ ဝတ္ထု၊ ဆိုခြင်းငှါ။ နယုတ္တံ၊ မသင့် မြတ်။ [အဋ္ဌကထာမှဆောင်၍ ယောဇနာသည်။] ဣတိ-တသ္မာ၊ ထိုသို့အလုံးစုံကိုသိ၍ ကိလေသာတို့မှလွတ်သည်၏အဖြစ်၊ ထိုရဟန္တာရဟန်းကို မသိဟုဆိုခြင်းငှါမသင့်မြတ် သည်၏အဖြစ်ကြောင့်။ ဣတိ၊ ဤသို့ပြားရှိသော။ [ဣတိ-တစ်လုံးကြော ယောဇနာသည်။] (ယာ ဒိဋ္ဌိသည်။ အတ္ထိ၊ ၏။) ဣတိ၊ သော။ သာ ဒိဋ္ဌိသည်။ (ဧဝံ၊ သို့။ - ဝိမုတ္တဝိတ္တဿ၊ သော။ ဘိက္ခု၊ နော၊ အား။ ဟောတိ၊ ၏။)

တနည်း။ ။ဣတိ၊ ဤသို့အပြားရှိသော။ ဒိဋ္ဌိ၊ သည်။ (ဧဝံ၊ သို့။ ဝိမုတ္တဝိတ္တဿ၊ သော။) အဿ-ဘိက္ခု၊ နော၊ အား။ ဟောတိ၊ ၏။’’။ ဣတိ-ဧဝံ၊ သို့။ ဝဒေယျ၊ ငြားအံ့။ (တဿ ပုဂ္ဂလဿ၊ ၏။) တံ-ဝစနံ၊ သည်။ အကလ္လံ၊ မသင့်မြတ်ခဲ့။

သတ္တဝိညာဏဋ္ဌိတိ

၁၂၇။ ‘‘အာနန္ဒန္တာဝိညာဏဋ္ဌိတိယော၊ ဝိညာဏဋ္ဌိတိတို့သည်။ ဝါ၊ ဝိညာဏ်၏ တည်ရာဖြစ်သော သတ္တဝါတို့သည်။ ဝါ၊ ဝိညာဏ်၏တည်ရာဖြစ်သော သတ္တဝါဟူ၍ သမုတ်အပ်သော ခန္ဓာ၊ အာယန၊ ဓာတ်တို့သည်။ သတ္တံ၊ ခုနစ်ပါးတို့ပေတည်း။ အာယ ဏနာနိ၊ နေရာအရပ်တို့သည်။ ဒွေ၊ နှစ်ပါးတို့ပေတည်း။ သတ္တံ၊ ကုန်သော။ ဝိညာဏ ဋ္ဌိတိယော၊ တို့သည်။ ကတမာ၊ အဘယ်သည်တို့နည်း။ အာနန္ဒန္တာ၊ မနုဿာ စ၊ လူတို့ သည်လည်းကောင်း။ ဧကစ္စေ၊ အချို့ကုန်သော။ ဒေဝါ စ၊ ခြောက်ထပ်သောကာ မာဝစရနတ်တို့သည်လည်းကောင်း။ ဧကစ္စေ၊ ကုန်သော။ ဝိနိပါတိကာ စ၊ ဝိနိပါတိက ပြိတ္တာတို့သည်လည်းကောင်း။ ဝါ၊ သုခအပေါင်းမှ ဘောက်ပြန်စွာ ကျရောက်တတ် သော ဝေမာနိက ပြိတ္တာတို့သည်လည်းကောင်း။ ဝါ၊ သုခအပေါင်းမှ ဘောက် ပြန်စွာကျရောက်ခြင်းရှိသောဝေမာနိကပြိတ္တာတို့သည်လည်းကောင်း။ ဝါ၊ လေးပါး

သော အပါယ်တို့၌ ကျရောက်ခြင်းမှ ကင်းသော ဝေမာနိကပြိတ္တာဟိုသည်လည်း
 ကောင်း။ နာနတ္တကာယာ၊ အထူးထူးသောသဘောရှိသော ကိုယ်သဏ္ဍာန်ရှိကြကုန်
 သည်။ ဝါ၊ ကိုယ်သဏ္ဍာန်၌ ထူးသည်၏အဖြစ်ရှိကြကုန်သည်။ နာနတ္တသည်နော၊ အထူး
 ထူးသောသဘောရှိသော ပဋိသန္ဓေသညာရှိကြကုန်သည်။ ဟောန္တိ သေယျထာပိ၊
 ဖြစ်ကုန်သကဲ့သို့။ တထာ၊ တူ။ နာနတ္တကာယာ၊ ကုန်သော။ နာနတ္တသည်နော၊
 ကုန်သော။ သတ္တဝါသတ္တဝါတို့သည်။ သန္တိ၊ ကုန်၏။ အယံ၊ ဤနာနတ္တကာယ၊ နာနတ္တ
 သညီ သတ္တဝါအပေါင်းသည်။ ပဌမာ၊ ရှေးဦးစွာသော။ ဝိညာဏဋ္ဌိတိ၊ ဝိညာဏဋ္ဌိတိ
 မည်၏။ ဝါ၊ ဝိညာဏ်၏တည်ရာဖြစ်သောသတ္တဝါအပေါင်းမည်၏။ ဝါ၊ ဝိညာဏ်၏
 တည်ရာဖြစ်သောသတ္တဝါဟူ၍ သမုတ်အပ်သောခန္ဓာ၊ အာယတန၊ ဇာတ်အပေါင်း
 မည်၏။

တနည်း။ ပဌမာ၊ ရှေးဦးစွာသော။ ဝိညာဏဋ္ဌိတိ၊ သည်။ အယံ၊ ဤနာနတ္တ
 ကာယ၊ နာနတ္တသည် သတ္တဝါအပေါင်းပေတည်း။ [နောက်နောက်သော ဝါကျများ
 ကို ဤကဲ့သို့ချည်း နှစ်နည်းစီ ယောဇနာရမည်။] အာနန္ဒန္တာ။ မြဟ္မကာယိကာ၊
 ပဌမဈာန်မြဟ္မာအပေါင်း၌ ဖြစ်ကုန်သော။ ပဌမာတိနိဗ္ဗတ္တာ၊ ပဌမဈာန်ဖြင့် ဖြစ်
 ကုန်သော။ ဒေဝါ၊ မြဟ္မာတို့သည်။ နာနတ္တကာယာ၊ အထူးထူးသော သဘောရှိ
 သော ကိုယ်သဏ္ဍာန်ရှိကြကုန်သည်။ ဝါ၊ ကိုယ်သဏ္ဍာန်၌ ထူးသည်၏အဖြစ်ရှိကြ
 ကုန်သည်။ ကေတ္တသည်နော၊ တစ်ခုတည်းသောသဘောရှိသော ပဋိသန္ဓေသညာ
 ရှိကြကုန်သည်။ ဟောန္တိ သေယျထာပိ၊ ကုန်သကဲ့သို့။ တထာ၊ တူ။ နာနတ္တကာယာ၊ ကုန်
 သော။ ကေတ္တသည်နော၊ ကုန်သော။ သတ္တဝါတို့သည်။ သန္တိ၊ ကုန်၏။ အယံ၊ ဤနာနတ္တ
 ကာယ၊ ကေတ္တသည် သတ္တဝါအပေါင်းသည်။ ဒုတိယာ၊ နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်
 သော။ ဝိညာဏဋ္ဌိတိ၊ မည်၏။ အာနန္ဒန္တာ။ အာဘဿရာ၊ အာဘဿရအမည်ရှိကုန်
 သော။ ဝါ၊ မီးရှူးရောင်ကဲ့သို့အရောင်၏ မြတ်၍ကုသကဲ့သို့ ပြေးသွားရ၏အဖြစ်ကြောင့်
 အာဘဿရအမည်ရှိကုန်သော။ ဒေဝါ၊ မြဟ္မာတို့သည်။ ကေတ္တကာယာ၊ တစ်ခု
 တည်းသောသဘောရှိသော ကိုယ်သဏ္ဍာန်ရှိကြကုန်သည်။ ဝါ၊ ကိုယ်သဏ္ဍာန်၌ တူ
 သည်၏အဖြစ်ရှိကြကုန်သည်။ နာနတ္တသည်နော၊ ကုန်သည်။ ဟောန္တိ သေယျထာပိ၊
 ကုန်သကဲ့သို့။ တထာ၊ တူ။ ကေတ္တကာယာ၊ ကုန်သော။ နာနတ္တသည်နော၊ ကုန်သော။
 သတ္တဝါတို့သည်။ သန္တိ၊ ကုန်၏။ တတိယာ၊ သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော။ ဝိညာဏ
 ဋ္ဌိတိ၊ သည်။ အယံ၊ ဤကေတ္တကာယ၊ နာနတ္တသည် သတ္တဝါအပေါင်းပေတည်း။ အာနန္ဒန္
 တာ။ သုဘကိဏှာ၊ သုဘကိဏှအမည်ရှိကုန်သော။ ဝါ၊ မတုန်မလှုပ် တခဲနက်သော
 အရောင်ဖြင့် ပြွမ်းကုန်သည်၏အဖြစ်ကြောင့် သုဘကိဏှအမည်ရှိကုန်သော။ ဝါ၊ တင့်
 တယ်သောကိုယ်ရောင်ဖြင့် ရောပြွမ်းကုန်သည်၏အဖြစ်ကြောင့် သုဘကိဏှအမည်
 ရှိကုန်သော။ ဒေဝါ၊ မြဟ္မာတို့သည်။ ကေတ္တကာယာ၊ ကုန်သည်။ ကေတ္တသည်
 နော၊ ကုန်သည်။ ဟောန္တိ သေယျထာပိ၊ ကုန်သကဲ့သို့။ တထာ၊ တူ။ ကေတ္တကာယာ၊
 ကုန်သော။ ကေတ္တသည်နော၊ ကုန်သော။ သတ္တဝါတို့သည်။ သန္တိ၊ ကုန်၏။ စတုတ္ထိ၊ လေး
 ခုတို့၏ပြည့်ကြောင်းဖြစ်သော။ ဝိညာဏဋ္ဌိတိ၊ သည်။ အယံ၊ ဤကေတ္တကာယ၊ ကေတ္တ
 သညီ သတ္တဝါအပေါင်းပေတည်း။ အာနန္ဒန္တာ။ သဗ္ဗသော၊ အလုံးစုံသောအခြင်း

အရာအားဖြင့်။ သဗ္ဗသော၊ အလုံးစုံကုန်သော။ ရူပသညာနံ၊ ရူပသညာတို့ကို။ ဝါ၊ တစ်ဆယ့်ငါးပါးသော ရူပါဝစရဈာန်သညာ၊ ကသိဏရူပအမည်ရှိသော တစ်ဆယ့်ငါးပါးသော ရူပါဝစရဈာန်၏အာရုံတို့ကို။ သမတိက္ကမာ၊ ကောင်းစွာ လွန်မြောက်ခြင်းကြောင့်။ ပဋိဗ္ဗသညာနံ၊ ပဋိဗ္ဗသညာတို့၏။ ဝါ၊ ပဋိဝတ္ထ၊ ပဋိပညာရုံတို့၏ အချင်းချင်း ထိခိုက်ခြင်းကြောင့်ဖြစ်သော ဒွိပဋ္ဌဝိညာဏသညာတို့၏။ အတ္ထင်္ဂမာ၊ ချုပ်ခြင်းကြောင့်။ နာနတ္ထသညာနံ၊ အထူးထူးသောသဘောရှိသော ဒွိပဋ္ဌဝိညာဏသညာမှ တပါးသော လေးဆယ့်လေးပါးသော ကာမသညာတို့ကို။ ဝါ၊ အထူးထူးသော သဘောရှိသော အာရုံ၌ဖြစ်သော ဒွိပဋ္ဌဝိညာဏသညာမှတပါးသော လေးဆယ့်လေးပါးသော ကာမသညာတို့ကို။ အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်။ အနန္တော အာကာသောတိ၊ အနန္တော အာကာသောဟူ၍။ ဝါ၊ ကောင်းကင်ပညတ်သည် အဆုံးအပိုင်းအခြားမရှိဟူ၍။ ဘာဝေတွာ၊ ဖြစ်စေ၍။ ဝါ၊ ပွားစေ၍။ ဝါ၊ ပွားစေခြင်းကြောင့်။ [ထည့်စပ်သည်။] အာကာသာနဉ္စာယတနူပဝါ၊ အာကာသာနဉ္စာယတနာဘုံသို့ ကပ်၍ဖြစ်ကုန်သော။ သတ္တာ၊ တို့သည်။ သန္တိ၊ ကုန်၏။ အယံ၊ ဤအာကာသာနဉ္စာယတနူပဝသတ္တဝါအပေါင်းသည်။ ပဋ္ဌမီ၊ ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော။ ဝိညာဏဋ္ဌိတိ၊ မည်၏။ အာနန္ဒ၊ နှံ့။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်၊ အာကာသာနဉ္စာယတနဈာန်၏ အာရုံကို။ ဝါ၊ သသဗ္ဗယုတ္တဈာန်၏ တည်ရာအကြောင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ် ဟူသော အာရုံရှိသောဈာန်၊ သသဗ္ဗယုတ္တဈာန်၏ တည်ရာအကြောင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ကို။ သမတိက္ကမာ၊ အနန္တံ ဝိညာဏန္တိ၊ အနန္တံ ဝိညာဏံဟူ၍။ ဝါ၊ ပဋ္ဌမာရူပဝိညာဏံသည် အဆုံးအပိုင်းအခြားမရှိဟူ၍။ ဘာဝေတွာ၊ ဤ။ ဝါ၊ ဤ။ ဝါ၊ ကြောင့်။ ဝိညာဏဉ္စာယတနူပဝါ၊ ဝိညာဏဉ္စာယတနာဘုံသို့ ကပ်၍ဖြစ်ကုန်သော။ သတ္တာ၊ တို့သည်။ သန္တိ၊ ကုန်၏။ ဆဋ္ဌိ၊ ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။ ဝိညာဏဋ္ဌိတိ၊ သည်။ အယံ၊ ဤဝိညာဏဉ္စာယတနူပဝသတ္တဝါအပေါင်းပေတည်း။ ။ အာနန္ဒ၊ နှံ့။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၏ အာရုံကို။ ဝါ၊ သသဗ္ဗယုတ္တဈာန်၏တည်ရာအကြောင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိသောပဋ္ဌမာရူပဝိညာဏံဟူသောအာရုံရှိသောဈာန်၊ သသဗ္ဗယုတ္တဈာန်၏တည်ရာ အကြောင်းရင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိသော ပဋ္ဌမာရူပဝိညာဏံကို။ သမတိက္ကမာ၊ ဤ။ နတ္ထိ ကိဋ္ဌိတိ၊ နတ္ထိ ကိဋ္ဌိဟူ၍။ ဝါ၊ ပဋ္ဌမာရူပဝိညာဏံသည် စိုးစဉ်းအနည်းငယ် ဘင်မျှအကြွင်းအကျန်မရှိဟူ၍။ ဘာဝေတွာ၊ ဤ။ ဝါ၊ ဤ။ ဝါ၊ ကြောင့်။ အာကိဉ္စညာယတနူပဝါ၊ အာကိဉ္စညာယတနာဘုံသို့ ကပ်၍ဖြစ်ကုန်သော။ သတ္တာ၊ တို့သည်။ သန္တိ၊ ကုန်၏။ အယံ၊ ဤအာကိဉ္စညာယတနူပဝသတ္တဝါအပေါင်းသည်။ သတ္တမီ၊ ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော။ ဝိညာဏဋ္ဌိတိ၊ မည်၏။ တနည်း- သတ္တမီ၊ သော။ ဝိညာဏဋ္ဌိတိ၊ သည်။ အယံ၊ ဤအာကိဉ္စညာယတနူပဝသတ္တဝါအပေါင်းပေတည်း။ ဝိညာဏဋ္ဌိတိ၊ သော၊ တို့သည်။ ဣမာ သတ္တာ၊ ဤခုနစ်ပါးတို့ ပေတည်း။ [နောက်ပြန်စပ်သည်။]

အာယတနာနိ၊ နေရာအရပ်တို့သည်။ ကတမာနိ ခွေ၊ အဘယ်နှစ်ပါးတို့ ပေနည်း။
 [ထည့်၍ ယောဇနာသည်။] အသညသတ္တံ၊ အသညသတ္တံဝါဟုဆိုအပ်ကုန်သော။
 ဝါ၊ သညာမရှိသော သတ္တံဝါဟုဆိုအပ်ကုန်သော။ အာယတနံ၊ နေရာအရပ်လည်း
 ကောင်း။ ဒုတိယံ၊ နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော။ နေဝသညာနာသညာယတန
 မေဝ၊ နေဝသညာနာသညာယတနသာလျှင်လည်းကောင်း။ ဝါ၊ ရုန့်ရင်းသောသညာ
 ရှိသည်လည်းမဟုတ်၊ သိမ်မွေ့သောသညာ မရှိသည်လည်းမဟုတ်သော နေရာအရပ်
 သာလျှင်လည်းကောင်း။ ဣတိ ဣမာနိ ခွေ၊ ဤနှစ်ပါးတို့ပေတည်း။

၁၂၀။ အာနန္ဒန္တံ၊ သတ္တသု၊ ခုနစ်ပါးကုန်သော။ တကြ-တာသု ဝိညာဏ
 ဌတီသု၊ ထိုဝိညာဏဌတီတို့တွင်။ မနုဿာ စ၊ လူတို့သည်လည်းကောင်း။ ဧကစ္စ၊
 ကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ ဧကစ္စ၊ ကုန်သော။ ဝိနိပါတိကာ စ၊
 ဝိနိပါတိကပြုတ္တာတို့သည်လည်းကောင်း။ နာနတ္ထံကာယာ၊ အထူးထူးသောသဘော
 ရှိသော ကိုယ်သဏ္ဍာန်ရှိကြကုန်သည်။ ဝါ၊ ကိုယ်သဏ္ဍာန်၌ ထူးသည်၏ အဖြစ်ရှိကြ
 ကုန်သည်။ နာနတ္ထံသညိနော၊ အထူးထူးသောသဘောရှိသော ပဋိသန္ဓေသညာရှိကြ
 ကုန်သည်။ ဟောန္တိ သေယုထာပိ၊ ဖြစ်ကုန်သကဲ့သို့။ တထာ၊ ထိုအတူ။ နာနတ္ထံ
 ကာယာ၊ ကုန်သော။ နာနတ္ထံသညိနော၊ ကုန်သော(သတ္တံ၊ သတ္တံဝါဟုဆိုအပ်
 ကုန်သော) ပဌမာ၊ ရှေးဦးစွာသော။ ယာယံ ဝိညာဏဌတီ၊ အကြင်ဝိညာဏဌတီ
 သည်။ ဝါ၊ အကြင်ဝိညာဏ၏တည်ဖြစ်သော သတ္တံဝါသည်။ ဝါ၊ အကြင်ဝိညာဏ၏
 တည်ရာသတ္တံဝါဟူ၍ သမုတ်အပ်သော ခန္ဓာ၊ အာယတန၊ မာတ်သည်။ အတ္ထိ၊ ရှိ၏။
 အာနန္ဒန္တံ၊ နန္ဒာ၊ ယော-ပုဂ္ဂလော၊ သည်။ [န ခေါ-သဒ္ဓါကာ၊ ပဒပူရဏ၊ ပဒါလင်္ကာရ
 မျာသာ။] ပဌမံ၊ ရှေးဦးစွာသော။ [ထည့်သည်။] တဇ္ဇ-ဝိညာဏဌတီ၊ ထိုဝိညာဏဌတီ
 ကိုလည်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ တဿာ-ဝိညာဏဌတီယာ၊ ၏။ သမု
 ဒယံ စ၊ ဖြစ်ခြင်း၊ ဖြစ်ရာဖြစ်သော အကြောင်းကိုလည်း။ ပဇာနာတိ၊ ၏။ တဿာ-
 ဝိညာဏဌတီယာ၊ ၏။ အတ္တင်္ဂံ စ၊ ချုပ်ခြင်း၊ ချုပ်ရာဖြစ်သော အကြောင်းကိုလည်း။
 ပဇာနာတိ၊ ၏။ တဿာ- ဝိညာဏဌတီယာ၊ ၏။ အဿာဒံ စ၊ သာယာအပ်သော
 သုခ၊ သောမနဿ၊ သာယာတတ်သောတဏှာကိုလည်း။ ပဇာနာတိ၊ ၏။ တဿာ-
 ဝိညာဏဌတီယာ၊ ၏။ အာဒိနဝံ စ၊ အနိစ္စတာ၊ ဒုက္ခတာ၊ ဝိပရိကာမတာ ဟူသော
 အပြစ်ကိုလည်း။ ပဇာနာတိ၊ ၏။ တဿာ- ဝိညာဏဌတီယာ၊ ၏။ နိဿရဏံ စ၊
 ထွက်မြောက်ကြောင်း၊ ထွက်မြောက်ရာဖြစ်သော မဂ်၊ နိဗ္ဗာန်ကိုလည်း။ ပဇာနာတိ၊ ၏။
 တေန-ပုဂ္ဂလေန၊ ထိုပုဂ္ဂိုလ်သည်။ ပဌမံ၊ သော။ တံ-ဝိညာဏဌတီ၊ ထိုဝိညာဏဌတီ
 ကို။ အဘိနန္ဒိတံ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတို့၏အစွမ်းအားဖြင့် ငါ၊ ငါ၏ဥစ္စာဟူ၍ စွဲလမ်း
 နှစ်သက်ခြင်းငှါ။ ဝါ၊ သည်။ ကလ္လံ န၊ သင့်တုံအံ့လော။ ဝါ၊ သင့်ပါမည်လော။
 ဣတိ သို့၊ အဝေါစ၊ မူဗြီ။ (ဝေါသို့။ ဝုတ္တိ၊ သော်။ အာယသ္မံ၊ အာနန္ဒော၊ သည်။
 ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ လျှောက်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။
 “ဘန္တံ၊ ဘုရား။ ဧတံ-အဘိနန္ဒနံ၊ ဤသို့ တဏှာ၊ မာန၊ ဒိဋ္ဌိတို့၏ အစွမ်းအားဖြင့်
 ငါ၊ ငါ၏ဥစ္စာဟူ၍ စွဲလမ်းနှစ်သက်ခြင်းသည်။ နော ဟိ ကလ္လံ၊ မသင့်မြတ်ပါသည်သာ။

တနည်း။ ။ဘန္တေ၊ ဘုရား။ တေန-ပုဂ္ဂလေန၊ သည်။ ပဌမံ၊ သော။ တံ-
ဝိညာဏဋ္ဌိတိ၊ ကို။ အဘိနန္ဒိတံ၊ ၄။ ဝါ၊ သည်။ နော ဟိ ကလ္လံ၊ မသင့်မြတ်ပါသည်
သာ။ ။ဣတိ၊ သို့။ အဝေါစ၊ ဖြို။

အာနန္ဒ သတ္တံသု တတြိ-တာသု ဝိညာဏဋ္ဌိတိ သု မြဟ္မကာယိကာ ပဌမာဘိနိဗ္ဗတ္တာ
ဒေဝါ နာနတ္တကာယာ ဧကတ္တသညိနော ဟောန္တိ သေယျထာပိ။ တထာ နာနတ္တ-
ကာယာ ဧကတ္တသညိနော သတ္တာ ဒုတိယာ ယာယံ ဝိညာဏဋ္ဌိတိ အတ္ထိ။ အာနန္ဒ
ယော ပုဂ္ဂလော ဒုတိယံ တဉ္စဝိညာဏဋ္ဌိတိ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ
သမုဒယဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အတ္ထင်္ဂမဉ္စ ပဇာနာတိ။ တဿာ
ဝိညာဏဋ္ဌိတိယာ အဿာဒဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အာဒီနဝဉ္စ
ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ နိဿရဏဉ္စ ပဇာနာတိ။ တေန ပုဂ္ဂလေန
ဒုတိယံ တံဝိညာဏဋ္ဌိတိ အဘိနန္ဒိတံ ကလ္လံ န ဣတိ အဝေါစ။ ။ဘန္တေ ဧတံအဘိနန္ဒနံ
နော ဟိ ကလ္လံ ဣတိ အဝေါစ။ ။အာနန္ဒ သတ္တံသု တတြိ တာသုဝိညာဏဋ္ဌိတိသု အာ-
ဘဿာဒေဝါ ဧကတ္တကာယာ နာနတ္တသညိနော ဟောန္တိ သေယျထာပိ။ တထာ
ဧကတ္တကာယာ နာနတ္တသညိနော သတ္တာ တတိယာ ယာယံ ဝိညာဏဋ္ဌိတိ အတ္ထိ။
အာနန္ဒ ယော ပုဂ္ဂလော တတိယံ တဉ္စဝိညာဏဋ္ဌိတိ ပဇာနာတိ။ တဿာ ဝိညာဏ-
ဋ္ဌိတိယာ သမုဒယဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အတ္ထင်္ဂမဉ္စ ပဇာနာတိ။
တဿာ ဝိညာဏဋ္ဌိတိယာ အဿာဒဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အာ-
ဒီနဝဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ နိဿရဏဉ္စ ပဇာနာတိ။ တေန ပုဂ္ဂ-
လေန တတိယံ တံ ဝိညာဏဋ္ဌိတိ အဘိနန္ဒိတံ ကလ္လံ န ဣတိ အဝေါစ။ ။ဘန္တေ တေ-
န ပုဂ္ဂလေန တတိယံ တံ ဝိညာဏဋ္ဌိတိ အဘိနန္ဒိတံ နော ဟိ ကလ္လံ ဣတိ အဝေါ-
စ။ ။အာနန္ဒ သတ္တံသု တတြိ တာသု ဝိညာဏဋ္ဌိတိသု သုဘကိဏှာ ဒေဝါ
ဧကတ္တကာယာ ဧကတ္တသညိနော ဟောန္တိ သေယျထာပိ။ တထာ ဧကတ္တကာယာ
ဧကတ္တသညိနော သတ္တာ စတုတ္ထိ ယာယံ ဝိညာဏဋ္ဌိတိ အတ္ထိ။ အာနန္ဒ ယော
ပုဂ္ဂလော စတုတ္ထိ တဉ္စ ဝိညာဏဋ္ဌိတိ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ
သမုဒယဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အတ္ထင်္ဂမဉ္စ ပဇာနာတိ။
တဿာ ဝိညာဏဋ္ဌိတိယာ အဿာဒဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အာ-
ဒီနဝဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ နိဿရဏဉ္စ ပဇာနာတိ။ တေန
ပုဂ္ဂလေန စတုတ္ထိ တံ ဝိညာဏဋ္ဌိတိ အဘိနန္ဒိတံ ကလ္လံ န ဣတိ အဝေါစ။ ။
ဘန္တေ ဧတံ အဘိနန္ဒနံ နော ဟိ ကလ္လံ ဣတိ အဝေါစ။ ။အာနန္ဒ သတ္တံသု တတြိ
တာသု ဝိညာဏဋ္ဌိတိသု သဗ္ဗသော သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဗ္ဗသုညာ
နံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ “အနန္တော အာကာသောတိ
ဘာဝေတွာ အာကာသနဉ္စယတနူပဂါ သတ္တာ ပဉ္စမိ ယာယံ ဝိညာဏဋ္ဌိတိ အတ္ထိ။
အာနန္ဒ ယော ပုဂ္ဂလော ပဉ္စမိ တဉ္စ ဝိညာဏဋ္ဌိတိ ပဇာနာတိ။ တဿာ ဝိညာ-
ဏဋ္ဌိတိယာ သမုဒယဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အတ္ထင်္ဂမဉ္စ ပဇာ-
နာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အဿာဒဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိ
ယာ အာဒီနဝဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ နိဿရဏဉ္စ ပဇာနာတိ။

တေန ပုဂ္ဂလေန ပဉ္စမိံ တံ ဝိညာဏဋ္ဌိတိ အဘိနန္ဒိတုံ ကလ္လံ နု ဣတိ အဝေါစ။ ။
 ဘန္တေ ဘေန ပုဂ္ဂလေန ပဉ္စမိံ တံ ဝိညာဏဋ္ဌိတိ အဘိနန္ဒိတုံ နော ဟိ ကလ္လံ
 ဣတိ အဝေါစ။ ။ အာနန္ဒ သတ္တသု တတြိ တာသု ဝိညာဏဋ္ဌိတိသု သဗ္ဗသော
 သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ “အနန္တ ဝိညာဏ” န္တိ ဘာဝေ-
 တ္တာ ဝိညာဏဉ္စာယတနပဝါ သတ္တာ ဆဋ္ဌိ ယာယံ ဝိညာဏဋ္ဌိတိ အတ္ထိ။ အာနန္ဒ
 ယောပုဂ္ဂလော ဆဋ္ဌိံ တဉ္စ ဝိညာဏဋ္ဌိတိ ပဇာနာတိ။ တဿံ ဝိညာဏဋ္ဌိတိယာ
 သမုဒယဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အတ္ထင်္ဂမဉ္စ ပဇာနာတိ။ တဿာ
 ဝိညာဏဋ္ဌိတိယာ အဿာဒဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အာဒိနဝဉ္စ
 ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ နိဿရဏဉ္စ ပဇာနာတိ။ တေန ပုဂ္ဂလေန
 ဆဋ္ဌိံ တံ ဝိညာဏဋ္ဌိတိ အဘိနန္ဒိတုံ ကလ္လံ နု ဣတိ အဝေါစ။ ။ ဘန္တေ တေ အဘိ-
 နန္ဒနံ နော ဟိ ကလ္လံ ဣတိ အဝေါစ။ ။ အာနန္ဒ သတ္တသု တတြိ တာသု ဝိညာဏဋ္ဌိတိသု
 သဗ္ဗသော သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ “နတ္ထိ ကိဉ္စိ” တိ ဘာဝေ-
 တ္တာ အာကိဉ္စာယတနပဝါ သတ္တာ သတ္တမိ ယာယံ ဝိညာဏဋ္ဌိတိ အတ္ထိ။
 အာနန္ဒ ယော ပုဂ္ဂလော သတ္တမိံ တဉ္စ ဝိညာဏဋ္ဌိတိ ပဇာနာတိ။ တဿာ
 ဝိညာဏဋ္ဌိတိယာ သမုဒယဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အတ္ထင်္ဂမဉ္စ
 ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ အဿာဒဉ္စ ပဇာနာတိ။ တဿာ ဝိညာဏ-
 ဋ္ဌိတိယာ အာဒိနဝဉ္စ ပဇာနာတိ။ တဿာ ဝိညာဏဋ္ဌိတိယာ နိဿရဏဉ္စ ပဇာ-
 နာတိ။ တေန ပုဂ္ဂလေန သတ္တမိံ တံ ဝိညာဏဋ္ဌိတိ အဘိနန္ဒိတုံ ကလ္လံ နု ဣတိ
 အဝေါစ။ ။ ဘန္တေ တေန ပုဂ္ဂလေန သတ္တမိံ တံ ဝိညာဏဋ္ဌိတိ အဘိနန္ဒိတုံ
 နော ဟိ ကလ္လံ ဣတိ အဝေါစ။

“အာနန္ဒ၊ နန္ဒာ။ ဒွိသု၊ နှစ်ပါးကုန်သော။ တတြိ တေသု အာယတနေသု၊ ထိုနေရာအရပ်တို့တွင်။ အသညသတ္တာ၊ အသညသတ္တဝါဟုဆိုအပ်ကုန်သော။ ဝါ၊ သညာမရှိသော သတ္တဝါဟုဆိုအပ်ကုန်သော။ ယမိဒံ-ယံ ဣဒံ အာယတနံ၊ အကြင်နေရာအရပ်သည်။ အတ္ထိ၊ အာနန္ဒ၊ ။ ယော-ပုဂ္ဂလော၊ သည်။ တဉ္စ-အာယတနံ၊ ကိုလည်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ တဿ-အာယတနဿ၊ ထိုနေရာအရပ်၏။ သမုဒယဉ္စ၊ ဖြစ်ခြင်း၊ ဖြစ်ရာဖြစ်သောအကြောင်းကိုလည်း။ ပဇာနာတိ၊ ။ တဿ-အာယတနဿ၊ ။ အတ္ထင်္ဂမဉ္စ၊ ချုပ်ခြင်း၊ ချုပ်ရာဖြစ်သောအကြောင်းကိုလည်း။ ပဇာနာတိ၊ ။ တဿ-အာယတနဿ၊ ။ အဿာဒဉ္စ၊ သာယာအပ်သော သုခ၊ သောမနဿ၊ သာယာတတ်သော တဏှာကိုလည်း။ ပဇာနာတိ၊ ။ တဿ အာယတနဿ၊ ။ အာဒိနဝဉ္စ၊ အနိစ္စတာ၊ ဒုက္ခတာ၊ ဝိပရိဏာမတာဟူသော အပြစ်ကိုလည်း။ ပဇာနာတိ၊ ။ တဿ-အာယတနဿ၊ ။ နိဿရဏဉ္စ၊ ထွက်မြောက်ကြောင်း၊ ထွက်မြောက်ရာဖြစ်သော မဂ်၊ နိဗ္ဗာန်ကိုလည်း။ ပဇာနာတိ၊ ။ တေန-ပုဂ္ဂလေန၊ သည်။ တံ-အာယတနံ၊ ထိုနေရာအရပ်ကို။ အဘိနန္ဒိတုံ၊ တဏှာ၊ မာနံ၊ ဒိဋ္ဌိတို့၏အစွမ်းအားဖြင့် ငါ၊ ငါ၏ဥစ္စာဟူ၍ စွဲလမ်းနှစ်သက်ခြင်းငှါ။ ဝါ၊ သည်။ ကလ္လံ နု၊ သင့်တုံအံ့လော။ ဝါ၊ သင့်ပါမည်လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ တေ-အဘိနန္ဒနံ၊ ဤသို့ တဏှာ၊ မာနံ၊ ဒိဋ္ဌိတို့၏အစွမ်းအားဖြင့် ငါ၊

ငါ့စဉ်စွာဟူ၍ စွဲလမ်းနှံ့အပ်ခြင်းသည်။ နော ဟိ ကလုံ၊ ယါသည်သာ”။ ဣတိ၊ သို့၊ အဝေါ၊ အသျှင်အာနန္ဒာကလျောက်ပြန်ပြီ။ “အာနန္ဒာန္တာ။ ဒီသု၊ ကုန်သော၊ တကြ-
 တေသု အာယတနေသု၊ တို့တွင်၊ ယမိဒံ-ယံ ဣဒံ နေဝသညာ၊ နာသညာယတနံ၊
 အကြင်နေဝသညာနာသညာဟုဆိုအပ်သော အာယတနသည်။ အတ္ထိ၊ နိ။ အာနန္ဒာ
 န္တာ။ ဓယာ-ပုဂ္ဂလော၊ သည်။ တဉ္စ-အာယတနံ၊ ထိုနေဝသညာနာသညာယတနဟု
 ဆိုအပ်သောနေရာအရပ်ကိုလည်း။ ပဇာနာတိ၊ နိ။ တဿ-အာယတနဿ၊ နိ။ သမု
 ဒယဉ္စ၊ ကိုလည်း။ ပဇာနာတိ၊ နိ။ တဿ-အာယတနဿ၊ နိ။ အတ္ထိ၊ နိဉ္စ၊ ကိုလည်း။
 ပဇာနာတိ၊ နိ။ တဿ-အာယတနဿ၊ နိ။ အဿာဒဉ္စ၊ ကိုလည်း။ ပဇာနာတိ၊ နိ။
 တဿ-အာယတနဿ၊ နိ။ အာဒိနဝဉ္စ၊ ကိုလည်း။ ပဇာနာတိ၊ နိ။ တဿ-အာယတ
 နဿ၊ နိ။ နိဿရဏဉ္စ၊ ကိုလည်း။ ပဇာနာတိ၊ နိ။ တေန-ပုဂ္ဂလေန၊ သည်။ တံ-အာယတ
 နံ၊ ကိ။ အဘိနန္ဒိတံ၊ သည်။ ကလုံ၊ န၊ လော”။ ဣတိ၊ သို့။ အဝေါ၊ မြတ်စွာဘုရားကမိန့်
 တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား၊ တေန-ပုဂ္ဂလေန၊ သည်။ တံ-အာယတနံ၊ ကိ။ အဘိ
 နန္ဒိတံ၊ သည်။ နော ဟိ ကလုံ၊ ယါသည်သာ”။ ဣတိ၊ သို့။ အဝေါ၊ အသျှင်အာနန္ဒာက
 လျောက်ပြန်ပြီ။ “အာနန္ဒာန္တာ။ ယတော၊ အကြင်အခါ၌။ ယော ဘိက္ခု၊ အကြင်
 ရဟန်းသည်။ သတ္တန္တိ၊ ခုနစ်ပါး ကုန်သော။ ဣမာသဉ္စ ဝိညာဏဋ္ဌိတိနံ၊ ထို၏လည်း
 ကောင်း။ ဒိန္တိ၊ ကုန်သော။ ဣမေသဉ္စ အာယတနာနံ၊ ထို၏လည်းကောင်း။ သမုဒယဉ္စ၊
 ကိုလည်းကောင်း။ အတ္ထိ၊ နိဉ္စ၊ ကိုလည်းကောင်း။ အဿာဒဉ္စ၊ ကိုလည်းကောင်း။
 အာဒိနဝဉ္စ၊ ကိုလည်းကောင်း။ နိဿရဏဉ္စ၊ ကိုလည်းကောင်း။ ယထာဘူတံ၊ အကြင်
 အကြင် မဘောက်မပြန် ဟုတ်မှန်သည့်အတိုင်း။ ဝါ၊ မဘောက်မပြန် ဟုတ်မှန်သည်
 အားလျော်စွာ။ ဝိဒိတွာ၊ သိရပြီး၍။ အနုပါဒါ၊ လေးစားသောဥပါဒါန်တို့ဖြင့် မယူမူ၍။
 ဝိမုတ္တော၊ ကိလေသာတို့မှလွတ်သည်။ ဟောတိ၊ နိ။ အာနန္ဒာန္တာ။ တဒါ၊ ထိုအခါ၌။
 [ထည့်စပ်သည်။] အယံ ဘိက္ခု၊ ဤရဟန်းကို။ ပညာဝိမုတ္တော၊ ပညာဝိမုတ္တဟူ၍။ ဝါ၊
 သို့မထမတက် ပညာသက်သက်ဖြင့် ရူပကာယ၊ နာမကာယမှ လွတ်ပြီဟူ၍။ ဝါ၊ အပြား
 အားဖြင့်သိလျက် ကိလေသာတို့မှလွတ်ပြီဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

အဋ္ဌမိမောက္ခာ

၁၂၉။ အာနန္ဒာန္တာ။ ဝိမောက္ခာ၊ ဝိမောက္ခတို့သည်။ ဝါ၊ ဆန့်ကျင်ဘက်ဖြစ်သော
 ထရားတို့မှ ကောင်းစွာလွတ်မြောက်တတ်၊ အာရုံ၌မွေ့လျော်သည်၏အစွမ်းအားဖြင့်
 ကောင်းစွာစိတ်ကိုစွန့်လွှတ်တတ်သောဇာန်၊ သမာပတ်တရားတို့သည်။ ဣမေ အဋ္ဌ၊
 ဤရှစ်ပါးတို့ပေသည်။ ဝိမောက္ခာ၊ တို့သည်။ ကတမေ အဋ္ဌ၊ အဘယ်ရှစ်ပါးတို့ပေ
 စည်။ ဣပိ၊ အဋ္ဌာန္တာန်၌ဖြစ်စေအပ်သော ရူပကသိဏဇာန်ရှိသော။ ဘိက္ခု၊ သည်။
 [ထည့်သည်။] ရူပါနိ၊ မဟိဒ္ဓသန္တာန်၌ဖြစ်သော ရူပကသိုဏ်းတို့ကို။ ဇာနစက္ခ၊ နာ၊
 ဇာနစက္ခဖြင့်။ ဝါ၊ ဇာန်တည်းဟုသော မျက်လုံးဖြင့်။ [အဋ္ဌကထာမှဆောင်၍ ယော
 ဇနာသည်။] ပဿတိ၊ ရှု၏။ အယံ၊ ဤ ရူပိ ရူပါနိ ပဿတိ ဟုဆိုအပ်သော လေးပါးသော
 ရူပဝိစရဇာန်သည်။ ပဋ္ဌမော၊ သော။ ဝိမောက္ခော၊ ဝိမောက္ခမည်၏။ ဝါ၊ ဆန့်ကျင်

ဘက်ဖြစ်သော တရားတို့မှ ကောင်းစွာလွတ်မြောက်တတ်၊ အာရုံ၌မွေ့လျော်သည်၏ အစွမ်းအားဖြင့် ကောင်းစွာစိတ်ကိုစွန့်လွှတ်တတ်သော ဈာန်၊ သမာပတ်တရားမည်၏။


တနည်း။ ။ပဋ္ဌမော၊ သော။ ဝိမောက္ခော၊ဝိမောက္ခသည်။ ဝါ၊ ဆန့်ကျင်ဘက် ဖြစ်သောတရားတို့မှကောင်းစွာလွတ်မြောက်တတ်၊ အာရုံ၌မွေ့လျော်သည်၏အစွမ်း အားဖြင့်ကောင်းစွာစိတ်ကိုစွန့်လွှတ်တတ်သောဈာန်၊သမာပတ်တရားသည်။ အယံ၊ဤ ရူပီ ရူပါနိ ပဿတိ ဟုဆိုအပ်သော လေးပါးသောရူပါဝစရဈာန်ပင်တည်း။ [နောက် နောက်ဝါကျများကိုလည်း ဤနည်းချည်းသာ နှစ်နည်းစီ နှစ်နည်းစီ ပေးရမည်။] အဇ္ဈတ္တံ၊အဇ္ဈတ္တသန္တာန်၌။ အရူပသညီ၊ ရူပကသိဏဈာန်မရှိဟုအမှတ်ရှိသော။ ဘိက္ခု၊ သည်။ [ထည့်သည်။] ဗဟိဒ္ဓါ၊အပဖြစ်ကုန်သော။ရူပါနိ၊ ကသိုဏ်းရုပ်တို့ကို။ဈာနစက္ခု နာ၊ဖြင့်။ပဿတိ၊၏။အယံ၊ဤ အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ ဟုဆိုအပ် သော လေးပါးသောရူပါဝစရဈာန်သည်။ ဒုတိယော၊ သော။ဝိမောက္ခော၊မည်၏။ (ဘိက္ခု၊သည်။)သုဘန္တေ၊ သုဘဟူ၍သာ။ ဝါ၊တင့်တယ်၏ဟူ၍သာ။ အဓိမုတ္တော၊ နှလုံးသွင်းသည်။ ဟောတိ၊၏။ တတိယော၊ သော။ ဝိမောက္ခော၊ သည်။ အယံ၊ ဤသုဘန္တေ၊ အဓိမုတ္တော ဟောတိ ဟုဆိုအပ်သော လေးပါးသောရူပါဝစရဈာန်ပင် တည်း။ သဗ္ဗသော၊ အားဖြင့်။သဗ္ဗသော၊ကုန်သော။ ရူပသညာနံ၊တို့ကို။ သမတိက္က မာ၊ ကြောင့်။ ပဋိသသညာနံ၊ တို့၏။ အတ္ထင်္ဂမာ၊ ကြောင့်။ နာနတ္တသညာနံ၊ တို့ကို။ အမနသိကာရာ၊ ကြောင့်။ အနန္တော အာကာသောတိ၊ ဟူ၍။ ဘာဝေတွာ၊ ၍။ ဝါ၊ ကြောင့်။အာကာသာနဉ္စာယတနံ၊ အာကာသာဉ္စာယတနဈာန်သို့။ဝါ၊ကို။ ဥပသမ္ပဇ္ဇ၊ ရောက်၍။ ဝါ၊ ပြီးစေ၍။ဝိဟရတိ၊ ၍။အယံ၊ ဤအာကာသာနဉ္စာယတနဈာန်သည်။ စတုတ္ထော၊သော။ ဝိမောက္ခော၊၏။ သဗ္ဗသော၊အားဖြင့်။ သဗ္ဗသော၊ သော။ အာ ကာသာနဉ္စာယတနံ၊ကို။ သမတိက္ကမ္မ၊ ၍။ အနန္တံ ဝိညာဏန္တိ၊ ဟူ၍။ဘာဝေတွာ၊ ၍။ ဝါ၊ကြောင့်။ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာယတနံဈာန်သို့။ ဝါ၊ကို။ ဥပသမ္ပဇ္ဇ၊ ၍။ ဝါ၊၍။ဝိဟရတိ၊၏။ ပဉ္စမော၊ သော။ ဝိမောက္ခော၊သည်။ အယံ၊ ဤဝိညာဏဉ္စာ ယတနဈာန်ပင်တည်း။ သဗ္ဗသော၊အားဖြင့်။သဗ္ဗသော၊ သော။ ဝိညာဏဉ္စာယတနံ၊ ကို။သမတိက္ကမ္မ၊၍။နတ္ထိ ကိဉ္စိတိ၊ဟူ၍။ဘာဝေတွာ၊၍။ အာကိဉ္စာယတနံ၊အာကိဉ္စ ညာယတနဈာန်သို့။ ဝါ၊ကို။ ဝါ၊ စိုးစဉ်းအနည်းငယ် ဘင်မျှအကြွင်းအကျန်မရှိသော ပဋ္ဌမာရူပဝိညာဏ်၏အဖြစ်ဟူသော နတ္ထိဘောပညတ်ဟူသောအာရုံရှိသော ဈာန်သို့။ ဝါ၊ကို။ ဥပသမ္ပဇ္ဇ၊ ၍။ ဝါ၊၍။ ဝိဟရတိ၊၏။ အယံ၊ ဤအာကိဉ္စာယတနဈာန်သည်။ ဆဋ္ဌော၊သော။ ဝိမောက္ခော၊မည်၏။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊သော။ အာ ကိဉ္စာယတနံ၊ ကို။ သမတိက္ကမ္မ၊၍။ နေဝသညာနာသညာယတနံ၊ နေဝသညာနာ သညာယတနဈာန်သို့။ ဝါ၊ ကို။ ဝါ၊ ရုန့်ရင်းသောသညာရှိသည်လည်းမဟုတ်၊ သိမ် မွေ့သော သညာမရှိသည်လည်းမဟုတ်သော မနာယတနံ၊ဓမ္မာယတနံ အကျုံးဝင် သောဈာန်သို့။ ဝါ၊ကို။ ဥပသမ္ပဇ္ဇ၊ ၍။ ဝါ၊ ၍။ ဝိဟရတိ၊၏။ သတ္တမော၊ သော။ ဝိမောက္ခော၊ သည်။ အယံ၊ ဤနေဝသညာနာသညာယတနဈာန်ပင်တည်း။ သဗ္ဗ သော၊ အားဖြင့်။ သဗ္ဗသော၊ သော။ နေဝသညာနာသညာယတနံ၊ကို။ သမတိက္ကမ္မ၊

၍။ သညာဝေဒယိတနိရောဓံ၊ သညာ၊ ဝေဒနာတို့၏ချုပ်ခြင်းဟူသောနိရောဓသမာပတ်
 သို့။ ဝါ။ ကို။ ဥပသမ္ပန္န၊ ရောက်၍။ ဝါ။ ပြီးစေ၍။ ဝိဟရတိ၊ ၎င်း။ အယံ၊ ဤ သညာ၊
 ဝေဒနာတို့၏ချုပ်ခြင်းဟုဆိုအပ်သော နိရောဓသမာပတ်သည်။ အဋ္ဌမော၊ သော။
 ဝိမောက္ခော၊ ဝိမောက္ခပေတည်း။ ဝါ။ ဆန့်ကျင်ဘက်ဖြစ်သောတရားတို့မှကောင်းစွာ
 လွတ်မြောက်တတ်သောနိရောဓသမာပတ်တရားပေတည်း။ အာနန္ဒန္တော၊ ဝိမောက္ခော၊
 တို့သည်။ ဣမေ အဋ္ဌတို့ပေတည်း။

၁၃၀၊ အာနန္ဒန္တော။ ယတော၊ အကြင်အခါ၌။ ယော ဘိက္ခု၊ သည်။ အဋ္ဌ၊ ကုန်
 သော။ ဣမေ ဝိမောက္ခေ၊ တို့သို့။ ဝါ၊ တို့ကို။ အနုလောမမ္ဘိ၊ အနုလုံလည်း။ သမာပဇ္ဇတိ၊
 ကောင်းစွာရောက်နိုင်၏။ ဝါ၊ ဝင်စားနိုင်၏။ ပဋိလောမမ္ဘိ၊ ပဋိလုံလည်း။ သမာပဇ္ဇတိ၊
 ၎င်း။ အနုလောမပဋိလောမမ္ဘိ၊ အနုလုံ၊ ပဋိလုံလည်း။ သမာပဇ္ဇတိ၊ ၎င်း။ ယတ္ထ-ယသ္မိ^၀
 ဩကာသေ၊ အကြင်အရပ်၌။ သမာပဇ္ဇတံပိ၊ ကောင်းစွာရောက်ခြင်းငှါလည်းကောင်း။
 ဝါ၊ ဝင်စားခြင်းငှါလည်းကောင်း။ ဝုဋ္ဌာတံပိ၊ ထခြင်းငှါလည်းကောင်း။ [သမ္ပဒါနံ
 နှစ်ပုဒ်ကို နောက်ကိရိယာနှစ်ပုဒ်ကို ပြင်စပ်သည်။] ဣစ္ဆကံ၊ အလိုသည်။ အတ္ထိ၊ ၎င်း။
 တသ္မိ^၀ ဩကာသေ၊ ၎င်း။ သမာပဇ္ဇတံပိ၊ ကောင်းစွာလည်းရောက်နိုင်၏။ ဝါ၊ ဝင်လည်းဝင်
 စားနိုင်၏။ ဝုဋ္ဌာတံပိ၊ ထလည်းထနိုင်၏။ ယံ - သမာပတ္တိ^၀၊ အကြင်အကြင်သမာပတ်သို့။
 သမာပဇ္ဇတံပိ၊ လည်းကောင်း။ ဝုဋ္ဌာတံပိ၊ လည်းကောင်း။ ဣစ္ဆကံ၊ သည်။ အတ္ထိ၊ ၎င်း။
 တံ-သမာပတ္တိ^၀၊ ထိုထိုသမာပတ်သို့။ သမာပဇ္ဇတံပိ၊ ၎င်း။ တတော သမာပတ္တိတော၊
 ထိုထိုသမာပတ်မှ။ [ထည့်သည်။] ဝုဋ္ဌာတံပိ၊ ၎င်း။ ယာဝတော၊ အကြင်မျှလောက်
 အတိုင်းအရှည်ရှိသောကာလပတ်လုံး။ သမာပဇ္ဇတံပိ၊ လည်းကောင်း။ ဝုဋ္ဌာတံပိ၊
 လည်းကောင်း။ ဣစ္ဆကံ၊ သည်။ အတ္ထိ၊ ၎င်း။ တာဝတကံ၊ ထိုမျှလောက် အတိုင်းအရှည်ရှိ
 သောကာလပတ်လုံး။ သမာပဇ္ဇတံပိ၊ ၎င်း။ ဝုဋ္ဌာတံပိ၊ ၎င်း။ အာသဝါနံ၊ အာသဝေါတရားတို့
 ၎င်း။ ခယာ စ၊ ကုန်ခြင်းကြောင့်လည်း။ အနာသဝံ၊ အာသဝေါမရှိသော။ စေတောဝိမုတ္တိ^၀၊
 ကိလေသာတို့မှလွတ်ပြီးသော အရဟတ္တဖိုလ်သမာဓိသို့လည်းကောင်း။ ဝါ၊ ကိုလည်း
 ကောင်း။ ပညာဝိမုတ္တိ^၀၊ ကိလေသာတို့မှလွတ်ပြီးသော အရဟတ္တဖိုလ်ပညာသို့လည်း
 ကောင်း။ ဝါ၊ ကိုလည်းကောင်း။ ဗိဇ္ဇေဝ ခမ္မေ၊ မျက်မှောက်ထင်ထင် ရှုမြင်အပ်သော
 သဘောဟုဆိုအပ်သော ပစ္စက္ခအတ္တဘော၌သာလျှင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊
 ထူးသောဉာဏ်ဖြင့်သိ၍။ သစ္စိကတွာ၊ မျက်မှောက်၌၍။ ဥပသမ္ပန္န၊ ရောက်၍။ ဝါ၊
 ပြီးစေ၍။ ဝိဟရတိ၊ ၎င်း။ အာနန္ဒန္တော။ တဒါ၊ ထိုအခါ၌။ အယံ ဘိက္ခု၊ ကို။ ဥဘတော
 ဘာဝဝိမုတ္တော၊ ဥဘတောဘာဝဝိမုတ္တဟူ၍။ ဝါ၊ အရူပသမာပတ်၊ လေးပါးသော
 မဂ်ဟူသော နှစ်ပါးသောအဘို့တို့ဖြင့် ရူပကာယ၊ နာမကာယဟူသောနှစ်ပါးသော
 အဘို့တို့မှလွတ်၏ဟူ၍။ ဝုဋ္ဌတံ၊ ဆိုအပ်၏။ အာနန္ဒန္တော၊ ဣမာယ ဥဘတောဘာဝဝိမုတ္တိ
 ယာ စ၊ ဤဥဘတောဘာဝဝိမုတ္တိမှလည်း။ ဝါ၊ ဤအရူပသမာပတ်၊ လေးပါးသောမဂ်
 ဟူသောနှစ်ပါးသောအဘို့တို့ဖြင့် ရူပကာယ၊ နာမကာယဟူသော နှစ်ပါးသောအ
 ဘို့တို့မှလွတ်သည်၏အဖြစ်မှလည်း။ ဝါ၊ ထက်လည်း။ ဥတ္တရိတရာ ဝါ၊ အထူးသဖြင့်
 လွန်သည်သော်လည်းဖြစ်သော။ ပဏီတတရာ ဝါ၊ အထူးသဖြင့်မြတ်သည်သော်လည်း
 ဖြစ်သော။ အညာ၊ တပါးသော။ ဥဘတောဘာဝဝိမုတ္တိ၊ ဥဘတောဘာဝဝိမုတ္တိ

သည်။ ဝါ၊ အရူပသမာပတ်၊ လေးပါးသောမဂ်ဟူသောနှစ်ပါးသောအဘို့တို့ဖြင့် ရူပ
 ကာယ၊ နာမကာယဟူသော နှစ်ပါးသောအဘို့တို့မှ လွတ်သည်၏အဖြစ်သည်။ နတ္ထိ၊
 မရှိတော့ပြီ။” ဣတိ၊ သို့။ အဝေါစ၊ မိန့်တော်မူပြီ။ ဘဝဝါ၊ သည်။ ဣဒံ - သုတ္တံ၊ ဤမဟာနိဒါန
 သုတ်ကို။ အဝေါစ၊ မိန့်တော်မူပြီ။ အာယသ္မာ အာနန္ဒော၊ သည်။ အတ္တမနော၊
 မိမိစိတ်ရှိသည်။ ဝါ၊ ဒီတိ၊ သောမနဿတို့သည်ယူအပ်သော စိတ်ရှိသည်။ ဟုတ္တော၊
 ရှိ။ ဘဝတော၊ မြတ်စွာဘုရား၏။ ဝါ၊ မြတ်စွာဘုရားသည်။ ဘာသိတံ၊ ဟောတော်
 မူအပ်သော မဟာနိဒါန သုတ်တော်ကို။ အဘိနန္ဒိ၊ ဝမ်းမြောက်နှစ်သက် ရှင်အား
 တက်လျက် လက်ခံသိမ်းပိုက်ပြီး။ ဣတိ-ဧဝံ၊ အားဖြင့်၊ သုတံ၊ ပါပြီ။ ဣတိ၊ သို့။
 ဝိဿဇ္ဇေသိ၊ ပြီ။ ဣတိ၊ ဤကား မဟာနိဒါနသုတ်အပြီးတည်း။

ဒုတိယံ၊ နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။ မဟာနိဒါနသုတ္တံ၊ သည်း
 နိဋ္ဌိတံ၊ ဆုံးခဏ်းဘိုင်မြောက် အပြီးသို့ရောက်ပြီ။



၃-မဟာပရိနိဗ္ဗာနသုတ်

[ဧဝံ မေ သုတံ အစရှိသောပါဠိများ၏အနက်ကို သီလက္ခန္ဓဝဂ်မြဟ္မဇာလ သုတ်တွင် ယောဇနာခွဲပြီ။]

၁၃၁။ ဘဂဝါ၊ သည်။ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌။ ဂိဇ္ဈကုဠေ၊ ဂိဇ္ဈကုဠ အမည်ရှိသော။ ဝါ၊ လင်းတတို့၏နေရာ အထွဋ်ရှိရာ၏အဖြစ်ကြောင့် ဂိဇ္ဈကုဠအမည် ရှိသော။ ဝါ၊ လင်းတနှင့်တူသော အထွဋ်ရှိရာ၏ အဖြစ်ကြောင့် ဂိဇ္ဈကုဠအမည်ရှိ သော။ ပဗ္ဗတေ၊ တောင်၌။ ဝိဟရတိ၊ ၏။ (ယေန သမယေန၊ ၌။ ဘဂဝါ၊ သည်။ ရာဇဂဟေ၊ ၌။ ဂိဇ္ဈကုဠေ၊ သော။ ပဗ္ဗတေ၊ ၌။ ဝိဟရတိ၊ ၏။) တေန ခေါ်ပန သမယေန၊ မြတ်စွာဘုရား၏ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဠတောင်ဝယ် နေတော်မူရာ ထိုအခါ၌။ မာဂဓော၊ မဂဓတိုင်းကိုအစိုးရသော။ အဇာတသတ္တု၊ အဇာတသတ္တု အမည်ရှိသော။ ဝါ၊ မတွားမိကပင် ခမည်းတော်မိဗ္ဗိသာရမင်းကြီး၏ ရန်သူဖြစ်လတ္တံ့ ဟု နိမိတ်ပါဠိအပ်သည်၏ အဖြစ်ကြောင့် အဇာတသတ္တု အမည်ရှိသော။ ဝေဒေဟိ ပုတ္တော၊ ဝေဒေဟိမိဖုရား၏ သားဖြစ်သော။ ဝါ၊ ပညာဖြင့် အားထုတ်တတ်သော မိဖုရား၏သားဖြစ်သော။ ရာဇာ၊ မင်းသည်။ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့ကို။ အဘိ၊ လွှမ်းမိုးခြင်းငှါ။ ယာတုကာမော၊ သွားခြင်းငှါ အလိုရှိသည်။ ဟောတိ၊ ၏။ သော-ရာဇာ၊ ထိုမင်း သည်။ ဧဝံ၊ ဤသို့။ အာဟ၊ ပြောဆို၏။ ကိံ၊ သို့။ အာဟ၊ နည်း?။ “အဟဗ္ဗိ၊ ငါသည် သာ။ ဧဝံမဟိဗ္ဗိကော၊ ညီညွတ်သည်၏အဖြစ်ဟု ဆိုအပ်သော ဤသို့ကြီးသော တန်းခိုး ရှိကြကုန်သော။ ဧဝံမဟာနုဘာဝေ၊ ဆင်အတတ်၊ မြင်းအတတ်၊ ရထားအတတ်၊ လေးအတတ်တို့၌ သင်ယူအပ်ပြီးသော အတတ်ရှိသည်၏အဖြစ်ဟု ဆိုအပ်သော ဤသို့ ကြီးသော အာနုဘော်ရှိကြကုန်သော။ ဝဇ္ဇိ၊ ဝဇ္ဇိတိုင်း၌ နေကြကုန်သော။ ဝါ၊ ဝဇ္ဇိ တိုင်းကိုအစိုးရကုန်သော။ ဣမေ ဝဇ္ဇိ၊ ဤဝဇ္ဇိမင်းတို့ကို။ ဥစ္ဆေ၊ စွာမိ၊ ဖြတ်ရတော့ အံ့။ ဧဝံမဟိဗ္ဗိကော၊ ကုန်သော။ ဧဝံမဟာနုဘာဝေ၊ ကုန်သော။ ဝဇ္ဇိ၊ ကုန်သော။ ဣမေ ဝဇ္ဇိ၊ တို့ကို။ ဝိနာသေသာမိ၊ ပျက်စီးစေရတော့အံ့။ ဝါ၊ ဖျက်ဆီးရတော့အံ့။ ဧဝံမဟိဗ္ဗိကော၊ ကုန်သော။ ဧဝံမဟာနုဘာဝေ၊ ကုန်သော။ ဝဇ္ဇိ၊ ကုန်သော။ ဣမေ ဝဇ္ဇိ၊ တို့ကို။ အနယဗျသနံ၊ အကျိုးမဲ့ ဟိတ၊ သူ့ကို ပစ်ချတတ်သော အန္တရာယ်သို့။ ဝါ၊ အကျိုးမဲ့ပျက်စီးခြင်းသို့။ အာပါဒေသာမိ၊ ရောက်စေရတော့အံ့”။ ဣတိ-ဧဝံ၊ သို့။ အာဟ၊ ၏။

၁၃၂။ အထ-ပစ္စာ၊ ပြောဆိုပြီးရာကာလမှနောက်၌။ မာဂဓော၊ သော။ အဇာတ သတ္တု၊ သော။ ဝေဒေဟိပုတ္တော၊ သော။ ရာဇာ၊ သည်။ ဝဿကာရံ၊ ဝဿကာရ အမည်ရှိသော။ မာဂဓမဟာမတ္တံ၊ မာဂဓမင်း၏အမတ်ကြီးဖြစ်သော။ ဝါ၊ မဂဓတိုင်း ၌ များသောအစိုးရခြင်းအတိုင်းအရှည်ရှိသော။ မြာဟ္မဏံ၊ ပုဂ္ဂိုလ်များကို။ အာမန္တေသိ၊ သိစေပြီ။ ဝါ၊ ပြောဆိုပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “မြာဟ္မဏ၊ ပုဂ္ဂိုလ်များ။ တံ၊ သည်။ ဧဟိ၊ သွားတဲ့ချေ။ ယေန-ဌာနေန၊ အကြင်အရပ်၌။ ဘဂဝါ၊ သည်။ အတ္ထိ၊

၏။ တေန-ဌာနေန၊ ထိုမြတ်စွာဘုရားရှိတော်မူရာအရပ်သို့။ ဥပသင်္ကမ၊ ချဉ်းကပ်
 ချေခလော့။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်ပြီး၍။ မမ၊ ငါ၏။ ဝစနေန၊ စကားဖြင့်။
 ဘဂဝတော၊၏။ ပါဒေ၊ ခြေတော်အစုံတို့ကို။ သိရသာ၊ ဦးခေါင်းဖြင့်။ ဝန္တတိ၊
 ရှိခိုးချေလော့။ အပ္ပါဗာဓံ၊ ကိုယ်သို့ ပြင်းစွာ သက်ရောက် သည်ဖြစ်၍ နှိပ်စက်
 တတ်သော ဝိသဘာဝရောဂါမရှိသည်၏ အဖြစ်ကိုလည်းကောင်း။ အပ္ပါတင်္ကံ၊ ဆင်းရဲ
 ဖြိုဖြင်စွာအသက်မွေးကြောင်းဖြစ်သော ရောဂါမရှိသည်၏ အဖြစ်ကိုလည်းကောင်း။
 လဟုဋ္ဌာနံ၊ ပေါ့ပါးလျင်မြန်စွာ ထကြွနိုင်ခြင်းကိုလည်းကောင်း။ ဗလံ၊ ကာယဗလကို
 လည်းကောင်း။ ဖာသုဝိဟာရံ၊ ချမ်းသာစွာနေရခြင်းကိုလည်းကောင်း။ ဝါ၊ ချမ်းချမ်း
 သာသာနေရခြင်းကိုလည်းကောင်း။ ပုစ္ဆ၊ မေးလျှောက်ချေလော့။ ကိံ၊ သို့။ ပုစ္ဆ၊ ရာ
 သနည်း?။ ‘ဘန္တေ၊ မြတ်စွာဘုရား။ မာဂဓော၊ သော။ အဇာတသတ္တု၊ သော။
 ဝေဒေဟိပုတ္တော၊ သော။ ရာဇာ၊ သည်။ ဘဂဝတော၊၏။ ပါဒေ၊ တို့ကို။ သိရသာ၊
 ဖြင့်။ ဝန္တတိ၊ ရှိခိုးလိုက်ပါ၏။ အပ္ပါဗာဓံ၊ ကိုလည်းကောင်း။ အပ္ပါတင်္ကံ၊ ကိုလည်း
 ကောင်း။ လဟုဋ္ဌာနံ၊ ကိုလည်းကောင်း။ ဗလံ၊ ကိုလည်းကောင်း။ ဖာသုဝိဟာရံ၊
 ကိုလည်းကောင်း။ ပုစ္ဆတိ၊ မေးလျှောက်လိုက်ပါ၏။ ဣတိ၊ သို့။ ပုစ္ဆ၊ မေးလျှောက်
 ချေလော့။ ဧဝဉ္စ၊ ဤသို့လည်း။ ဝဒေဟိ၊ လျှောက်ထားလေဦးလော့။ ကိံ၊ သို့။ ဝဒေဟိ၊
 နည်း?။ ‘ဘန္တေ၊ ဘုရား။ မာဂဓော၊ သော။ အဇာတသတ္တု၊ သော။ ဝေဒေဟိ
 ပုတ္တော၊ သော။ ရာဇာ၊ သည်။ ဝဇ္ဇိ၊ တို့ကို။ အဘိ၊ ငှါ။ ယာတုကာမော၊ သွားခြင်းငှါ
 အလိုရှိပါ၏။ သော-ရာဇာ၊ သည်။ ဧဝံ၊ သို့။ အာဟ၊ ပါ၏။ ကိံ၊ သို့။ အာဟ၊ နည်း?။
 ‘‘အဟပ္ပိ၊ သည်သာ။ ဧဝံမဟိဒ္ဓိကော၊ ကုန်သော။ ဧဝံမဟာနုဘာဝေ၊ ကုန်သော။
 ဝဇ္ဇိ၊ ကုန်သော။ ဣမေ ဝဇ္ဇိ၊ တို့ကို။ ဥစ္ဆန္တန္တာမိအံ။ ဧဝံမဟိဒ္ဓိကော၊ ကုန်သော။ ဧဝံ
 မဟာနုဘာဝေ၊ ကုန်သော။ ဝဇ္ဇိ၊ ကုန်သော။ ဣမေ ဝဇ္ဇိ၊ တို့ကို။ ဝိနာသေဿာမိ
 အံ။ ဧဝံမဟိဒ္ဓိကော၊ ကုန်သော။ ဧဝံမဟာနုဘာဝေ၊ ကုန်သော။ ဝဇ္ဇိ၊ ကုန်သော။ ဣမေ
 ဝဇ္ဇိ၊ တို့ကို။ အနယဗျသနံ၊ သို့။ အာပါဒေဿာမိအံ။ ဣတိ-ဧဝံ၊ သို့။ အာဟ၊ ပါ၏။
 ဣတိ-ဧဝဉ္စ၊ သို့လည်း။ ဝဒေဟိ၊ လော့။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။
 ဘဂဝါ၊ သည်။ တေ၊ အား။ ဗျာကရောတိ၊ ဖြေဆိုတော်မူ၏။ တံ-အာကာရံ၊ ထိုအခြင်း
 အရာကို။ သာဓုကံ၊ ရိုသေလေးမြတ် တင်းကြပ်မြဲမြံစွာ။ ဥဂ္ဂဟေတွာ၊ သင်ယူခဲ့ပြီး၍။
 မမ၊ ငါအား။ အာရောစေယျာသိ၊ သံတော်ဦးတင်လော့။ တထာဂတာ၊ မြတ်စွာ
 ဘုရားတို့သည်။ ဝိတထံ၊ ချွတ်ယွင်းဘောက်ပြန် မမှန်သောစကားကို။ န ဟိ ဘဏန္တိ၊
 မိန့်တော်မမူကြကုန်သည်သာ’’။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။

ဝ သ က ဝ ရ မြ ဝ ဟ္မ ဏ

၁၃၃။ (ဧဝံ၊ သို့။ ပုတ္တော၊ အဇာတသတ်မင်းက ပြောဆိုအပ်သည်ရှိသော်။) ဝသ
 ကာရော၊ သော။ မာဂဓေဟာမတ္တော၊ သော။ မြာဟ္မဏော၊ သည်။ ‘‘ဘော၊ အရှင်။
 ဧဝံ၊ ကောင်းလှပါပြီ’’။ ဣတိ ခေါ်၊ ဤသို့သာလျှင်။ မာဂဓဿ၊ သော။ အဇာ
 တသတ္တု၊ သာ၊ သော။ ဝေဒေဟိပုတ္တု၊ သာ၊ သော။ ရညော၊ အား။ ပဋိဿုတွာ၊ ရှေးရှု

နားထောင်ပြီး၍၊ ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကောင်းကုန် ကောင်းကုန်သော။ ဝါ၊ အလွန်
 ကောင်းကုန်သော။ ယာနာနိယာဉ်တို့ကို။ ယောဇေတွာယျဉ်စေပြီး၍။ ဝါ၊ က စေ
 ပြီး၍၊ ဘဒ္ဒိ ဘဒ္ဒိ၊ ကောင်းသော ကောင်းသော။ ဝါ၊ အလွန်ကောင်းသော။ ယာနံ၊
 ယာဉ်သို့။ အဘိရဟိတွာ၊ တက်စီးပြီး၍။ ဘဒ္ဒေဟိ ဘဒ္ဒေဟိ၊ ကုန်သော။ ယာနေဟိ၊
 တို့ဖြင့်။ ရာဇဝဟမှာ၊ ရာဇဂြိုဟ်မြို့မှ။ နိယျာသိ၊ ထွက်သွားပြီ။ ယေန-ဌာနေနန္တံ။
 ဝိဇ္ဇကုဋ္ဌော၊ သော။ ပဗ္ဗတော၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ ထိုဝိဇ္ဇကုဋ္ဌအမည်
 ရှိသော တောင်ရှိရာအရပ်သို့။ ပါယာသိ၊ သွားပြီ။ ယာနဿ၊ ယာဉ်၏။ ဘူမိ၊ သွား
 လောက်ရာမြေအရပ်သည်။ ယာဝတိကာ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိ၏။
 (တာဝတိကံ၊ ထိုမျှလောက်အတိုင်းအရှည်ရှိသော။ ဘူမိံ၊ မြေအရပ်သို့။) ယာနေန၊
 ဖြင့်။ ဝန္တော၊ သွားပြီး၍။ ယာနာမှ၊ ပစ္စောရောဟိတွာ၊ တဘန်သက်ဆင်း၍။ ပတ္တိ
 ကောဝ၊ ခြေဖြင့်သွားသည်သာလျှင်။ ဝါ၊ ခြေချည်းသွားသည်သာလျှင်။ ဝါ၊ ခြေကျင်သွား
 သည်သာလျှင်။ ဟုဘွာ၊ ဖြစ်၍။ ယေန-ဌာနေနန္တံ၊ ဘဝဝါ၊ သည်။ အတ္ထိ၊ ၏။ တေန-
 ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ၍။ ဘဝဝတာ၊ နှင့်။ သဒ္ဓိံ၊ တကွ။
 သမ္မောဒိ၊ အညီအမျှ ဝမ်းမြောက်ဝမ်းသာပြောဆို၏။ သမ္မောဒနိယံ၊ အညီအမျှ
 ဝမ်းမြောက်ခြင်းကိုဖြစ်စေတတ်သော။ ဝါ၊ အညီအမျှ ဝမ်းမြောက်ခြင်းငှါထိုက်သော။
 သာရဏီယံ၊ မပြတ်မလပ် အောက်မေ့ခြင်းငှါထိုက်သော။ ဝါ၊ မပြတ်မလပ် ဖြစ်စေ
 ခြင်းငှါထိုက်သော။ ကထံ၊ စကားကို။ တနည်း-သမ္မောဒနိယံ၊ အညီအမျှ ဝမ်း
 မြောက်စေတတ်သော။ ဝါ၊ အညီအမျှ ဝမ်းမြောက်အပ်၊ ဝမ်းမြောက်သင့်၊ ဝမ်း
 မြောက်ထိုက်သော။ သာရဏီယံ၊ မပြတ်မလပ် အောက်မေ့အပ်၊ အောက်မေ့သင့်၊
 အောက်မေ့ထိုက်သော။ ဝါ၊ မပြတ်မလပ် ဖြစ်စေအပ်၊ ဖြစ်စေသင့်၊ ဖြစ်စေထိုက်
 သော။ ကထံ၊ ကို။ ဝိတိသာရေတွာ၊ ပြီးဆုံးစေပြီး၍။ ကေမန္တံ၊ တစ်ခုသောအစွန်
 အဖျား အနားကျအောင်။ ဝါ၊ တစ်ခုသော အစွန်အဖျား အနားအရပ်၌။ နိသိဒ္ဓိ၊
 နေ၏။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိန္နော ခေါ်၊ နေပြီးသော။ ဝဿကာရေ၊
 သော။ မာဂဓမဟာမတ္တော၊ သော။ ဗြာဟ္မဏော၊ သည်။ ဘဝဝန္တံ၊ ကို။ ဧဝံ-ဝစနံ၊
 ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော ဂေါတမ၊ အရှင်ဂေါတမ။
 မာဂဓော၊ သော။ အဇာတသတ္တု၊ သော။ ဝေဒေဟိပုတ္တော၊ သော။ ရာဇော၊ သည်။
 ဘောတော ဂေါတမဿ၊ ၏။ ပါဒေ၊ တို့ကို။ သိရသ၊ ဖြင့်။ ဝန္တတိ၊ လိုက်ပါ၏။
 အပ္ပါဗာဓံ၊ ကိုလည်းကောင်း။ အပ္ပါတင်္ဂံ၊ ကိုလည်းကောင်း။ လဟုဋ္ဌာနံ၊ ကိုလည်း
 ကောင်း။ ဗလံ၊ ကိုလည်းကောင်း။ ဖာသုဝိဟာရံ၊ ကိုလည်းကောင်း။ ပုစ္ဆတိ၊ ပါ၏။
 ဝေဠု၊ သို့လည်း။ ဝဒေတိ၊ ပါသေး၏။ ကိံ၊ သို့။ ဝဒေတိ၊ နည်း?။ “ဘော ဂေါတမ၊
 အရှင်ဂေါတမ။ မာဂဓော၊ သော။ အဇာတသတ္တု၊ သော။ ဝေဒေဟိပုတ္တော၊ သော။
 ရာဇော၊ သည်။ ဝဇ္ဇိ၊ တို့ကို။ အဘိ၊ ငှါ။ ယာတုကာမော၊ ပါ၏။ သော-ရာဇော၊ သည်။
 ဧဝံ၊ သို့။ အာဟ၊ ပါ၏။ ကိံ၊ သို့။ အာဟ၊ နည်း?။ ‘အဟဉ္ဇိ၊ သည်သော။ ဧဝံမဟိဒ္ဓိကေ၊
 ကုန်သော။ ဧဝံမဟာနုဘာဝေ၊ ကုန်သော။ ဝဇ္ဇိ၊ ကုန်သော။ ဣမေ ဝဇ္ဇိ၊ တို့ကို။
 ဥစ္ဆေစ္ဆာမိ၊ ဖြတ်ရတော့အံ့။ ဧဝံမဟိဒ္ဓိကေ၊ ကုန်သော။ ဧဝံမဟာနုဘာဝေ၊ ကုန်
 သော။ ဝဇ္ဇိ၊ ကုန်သော။ ဣမေ ဝဇ္ဇိ၊ တို့ကို။ ဝိနာသေသာမိ၊ အံ့။ ဧဝံမဟိဒ္ဓိကေ၊



ကုန်သော။ ဧဝံမဟာနံဘာဝေ၊ ကုန်သော။ ဝဇ္ဇိ၊ ကုန်သော။ ဣမေ ဝဇ္ဇိ၊ တို့ကို။ အနယ ဗျသနံ၊ သို့။ အာပါဒေသိာမိ၊ အံ'။ ဣတိ-ဧဝံ၊ သို့။ အာဟ၊ ပါ၏'။ ဣတိ-ဧဝဉ္စ၊ သို့ လည်း။ ဝဒေတိ၊ ပါသေး၏'။ ဣတိ၊ သို့။ အဝေါစ၊ လျှောက်ပြီ။

ရာဇ အပရိဟာနိယဓမ္မ

၁၃၄။ (ယေန သမယေန၊ အကြင်အခါ၌။ ဝဿကာရော၊ သော။ မာဂဓမဟာ မတ္တော၊ သော။ မြာဟ္မဏော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) တေန ခေါ ပန သမယေန၊ ဝဿကာရပုဏ္ဏားက မြတ်စွာဘုရားကိုလျှောက်ထား ရာ ထိုအခါ၌။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဗိဇမာနော၊ ယဝခတ် လျက်။ ဘဂဝတော၊ ၏။ ပိဋ္ဌိတော၊ နောက်၌။ ပိဋ္ဌိတော၊ တည်သည်။ ဟောတိ၊ ၏။ အထ-တသ္မိံ ကာလေ၊ ဝဿကာရပုဏ္ဏားက လျှောက်ထားရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ အာမန္တေ သိ၊ သိစေတော်မူပြီ။ ဝါ၊ မိန့်တော်မူပြီ။ ကိ'၊ သို့။ အာမန္တေ သိ၊ နည်း?။ ‘အာနန္ဒန္တာ။ ကိန္တိ၊ အဘယ်သို့သာလျှင်။ တေ၊ သင်သည်။ သုတံ၊ ကြားအပ်သနည်း။ ဝါ၊ ကြားဘူးသနည်း။ ‘ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်။ အဘိဏ္ဍံ၊ မပြတ်မလပ်။ သန္နိပါတာ၊ ကောင်းစွာကျရောက်ခြင်းရှိကြကုန်၏။ ဝါ၊ စည်းဝေးခြင်း ရှိကြကုန်၏။ သန္နိပါတဗဟုလာ၊ များသောစည်းဝေးခြင်းရှိကြကုန်၏’။ ဣတိ၊ ဤသို့။ သုတံ၊ ကြားအပ်သလော။ ဝါ၊ ကြားဘူးသလော’။ ဣတိ၊ သို့။ အာမန္တေ သိ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တံ၊ မြတ်စွာဘုရားက မိန့်တော် မူအပ်သည် ရှိသော်။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ လျှောက်ပြီး ကိ'၊ သို့။ အဝေါစ၊ နည်း?။) ‘ဘန္တေ၊ မြတ်စွာဘုရား။ ဧတံ-ဝစနံ၊ ဤစကားကို။ မေ၊ အကျွန်ုပ် သည်။ သုတံ၊ ကြားအပ်ပါပြီ။ ဝါ၊ ကြားဘူးပါပြီ။ ကိ'၊ သို့။ သုတံ၊ နည်း?။ ‘ဝဇ္ဇိ၊ တို့သည်။ အဘိဏ္ဍံ၊ မပြတ်မလပ်။ သန္နိပါတာ၊ ကုန်၏။ သန္နိပါတဗဟုလာ၊ ကုန်၏’။ ဣတိ၊ သို့။ သုတံ၊ အပ်ပါပြီ’။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ အာနန္ဒန္တာ။ ယာဝကိဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံးသာလျှင်။ ဝဇ္ဇိ၊ တို့သည်။ အဘိဏ္ဍံ၊ လပ်။ သန္နိပါတာ၊ ကုန်သည်။ သန္နိပါတဗဟုလာ၊ ကုန်သည်။ ဘဝိသန္တိ၊ ကုန်လိမ့်လတ္တံ့။ အာနန္ဒန္တာ။ တာဝ၊ ထိုမပြတ်မလပ် စည်းဝေးသမျှ ကာလပတ်လုံး။ ဝဇ္ဇိနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကြီးပွားခြင်းကိုသာလျှင်။ ပါဝိ ကင်္ခါ၊ အလိုရှိအပ်၏။ ဝါ၊ မချွတ်ဖြစ်လတ္တံ့ဟု မှတ်အပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်း ကို။ နော ပါဝိကင်္ခါ၊ အလိုမရှိအပ်။ (၁)

‘အာနန္ဒန္တာ။ ကိန္တိ၊ သို့သာလျှင်။ တေ၊ သည်။ သုတံ၊ နည်း?။ ‘ဝဇ္ဇိ၊ တို့သည်။ သမဂ္ဂါ၊ တကွဖြစ်ကြကုန်သည်။ ဝါ၊ စိတ်တူကိုယ်မျှ ညီညွတ်ကြကုန်သည်။ ဟုတ္တာ၊ ကုန်၍။ သန္နိပတန္တိ၊ ကောင်းစွာ ကျရောက်ကြကုန်၏။ ဝါ၊ စည်းဝေးကြ ကုန်၏။ သမဂ္ဂါ၊ တကွဖြစ်ကြကုန်သည်။ ဝါ၊ စိတ်တူကိုယ်မျှညီညွတ်ကြကုန်သည်။ ဟုတ္တာ၊ ကုန်၍။ ဝုဗ္ဗဟန္တိ၊ ထကြကုန်၏။ သမဂ္ဂါ၊ ကုန်သည်။ ဟုတ္တာ၊ ကုန်၍။ ဝဇ္ဇိ ကရဏီယာနိ၊ ဝဇ္ဇိမင်းတို့သည်ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော ကိစ္စတို့ကို။ ကရောန္တိ၊

ကုန်၏။ ဣတိ၊ သို့။ သုတံ၊ လော’။ ဣတိ၊ သို့။ အဝေါ၊ မြတ်စွာဘုရားက ဝိနိတော် မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ ဧတံ-ဝစနံ၊ ကို။ မေ၊ သည်။ သုတံ၊ ပါပြီ။ ကိ’၊ သို့။ သုတံ၊ နည်း?။ ‘ဝဇ္ဇိ၊ တို့သည်။ သမဂ္ဂါ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ သန္ဓိပတိန္တိ၊ ကုန်၏။ သမဂ္ဂါ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝုဠဟန္တိ၊ ကုန်၏။ သမဂ္ဂါ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝဇ္ဇိကရဏိယာနိ၊ တို့ကို။ ကရောန္တိ၊ ကုန်၏။ ဣတိ၊ သို့။ သုတံ၊ ပါပြီ’။ ဣတိ၊ သို့။ အဝေါ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။ အာနန္ဒန္တာ။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဝဇ္ဇိ၊ တို့သည်။ သမဂ္ဂါ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ သန္ဓိပတိယန္တိ၊ ကုန်လိမ့်လတ္တံ့။ သမဂ္ဂါ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝုဠဟိယန္တိ၊ ကုန်လိမ့်လတ္တံ့။ သမဂ္ဂါ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝဇ္ဇိကရဏိယာနိ၊ တို့ကို။ ကရိယန္တိ၊ ကုန်လိမ့်လတ္တံ့။ အာနန္ဒန္တာ။ တာဝ၊ ထိုညီညွတ်သည်ဖြစ်၍ ဆောင်ရွက်သမျှကာလပတ်လုံး။ ဝဇ္ဇိနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဂ္ဂိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဂ္ဂိကင်္ခါ၊ အပ်။ (၂)

“အာနန္ဒန္တာ။ ကိန္တိ၊ သို့သာလျှင်။ တေ၊ သည်။ သုတံ၊ နည်း?။ ‘ဝဇ္ဇိ၊ တို့သည်။ အပညတ္တံ၊ မပညတ်အပ်သေးသော ကျင့်ဝတ် ဥပဒေကို။ န ပညပေန္တိ၊ မပညတ်ကြကုန်။ ပညတ္တံ၊ ပညတ်အပ်ပြီးသော ကျင့်ဝတ်ဥပဒေကို။ န သမုစ္ဆိန္တန္တိ၊ မဖြတ်ကြကုန်။ ယထာပညတ္တေ၊ အကြင်အကြင်ပညတ်အပ်ပြီးသော။ ဝါ၊ ပညတ်အပ်ပြီးသော အပြားရှိသော။ ပေါရာဏေ၊ ရှေး၌ဖြစ်သော။ ဝဇ္ဇိဓမ္မေ၊ ဝဇ္ဇိမင်းတို့၏ကျင့်ဝတ် ဥပဒေတရား၌။ သမာဒါယ၊ ကောင်းစွာယူကြကုန်၍။ ဝါ၊ ဆောက်တည်ကြကုန်၍။ ဝတ္တန္တိ၊ ကျင့်ကြကုန်၏။ ဣတိ၊ သို့။ သုတံ၊ လော’။ ဣတိ၊ သို့။ အဝေါ၊ မြတ်စွာဘုရားက ဝိနိတော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ မေ၊ သည်။ ဧတံ-ဝစနံ၊ ကို။ သုတံ၊ ပါပြီ။ ကိ’၊ သို့။ သုတံ၊ နည်း?။ ‘ဝဇ္ဇိ၊ တို့သည်။ အပညတ္တံ၊ ကို။ န ပညပေန္တိ၊ မပညတ်ကြကုန်။ ပညတ္တံ၊ ကို။ န သမုစ္ဆိန္တန္တိ၊ မဖြတ်ကြကုန်။ ယထာပညတ္တေ၊ ပြီးသော။ ပေါရာဏေ၊ သော။ ဝဇ္ဇိဓမ္မေ၊ ၌။ သမာဒါယ၊ ကုန်၍။ ဝတ္တန္တိ၊ ကုန်၏။ ဣတိ၊ သို့။ သုတံ၊ အပ်ပါပြီ’။ ဣတိ၊ သို့။ အဝေါ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။ အာနန္ဒန္တာ။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဝဇ္ဇိ၊ တို့သည်။ အပညတ္တံ၊ ကို။ န ပညပေသန္တိ၊ ကုန်လတ္တံ့။ ပညတ္တံ၊ ကို။ န သမုစ္ဆိန္တိယန္တိ၊ ကုန်လတ္တံ့။ ယထာပညတ္တေ၊ ပြီးသော။ ပေါရာဏေ၊ သော။ ဝဇ္ဇိဓမ္မေ၊ ၌။ သမာဒါယ၊ ကုန်၍။ ဝတ္တိယန္တိ၊ ကုန်လတ္တံ့။ အာနန္ဒန္တာ။ တာဝ၊ ထိုကျင့်သမျှကာလပတ်လုံး။ ဝဇ္ဇိနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဂ္ဂိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဂ္ဂိကင်္ခါ၊ အပ်။ (၃)

☞ “အာနန္ဒန္တာ။ ကိန္တိ၊ သို့သာလျှင်။ တေ၊ သည်။ သုတံ၊ နည်း?။ ‘ဝဇ္ဇိ၊ တို့သည်။ [သတ္တရောန္တိ-စသည်၌စပ်ရမည်။] ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့တွင်။ မဟလ္လကာ၊ ကြီးသည်၏အဖြစ်ကိုယူတတ်ကုန်သော။ ဝါ၊ ကြီးသည်၏အဖြစ်ရှိကုန်သော။ ယေ တေ ဝဇ္ဇိ၊ အကြင်ဝဇ္ဇိမင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ (မဟလ္လကေ၊ ကုန်သော။) တေ-ဝဇ္ဇိ၊ တို့ကို။ သတ္တရောန္တိ၊ ကောင်းစွာပြုကြကုန်၏။ ဝရံ၊ ကရောန္တိ၊ အလေးပြုကြကုန်၏။ မာနေန္တိ၊ စိတ်ဖြင့် ဖြတ်နိုးကြကုန်၏။ ပူဇေန္တိ၊ ပူဇော်ကြကုန်၏။ တေသဉ္စ-ဝဇ္ဇိနံ၊ ထိုကြီးသောဝဇ္ဇိမင်းတို့၏လည်း။

ဝစနံဗကားကို။ [ထည့်ဝင်သည်။] သောတဗ္ဗံ၊ နာအပ်၏ဟူ၍။ မညန္တိ၊ အောက်
 မေ့မှတ်ထင်ကြကုန်၏။ ဣတိ၊ သို့။ သုတံ၊ လော’။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာ
 ဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ မေ၊ သည်။ ဧတံ-ဝစနံ၊ ကို။ သုတံ၊
 အပ်ပါပြီ။ ကိ၊ သို့။ သုတံ၊ နည်း?။ ‘ဝဇ္ဇိ၊ တို့သည်။ ဝဇ္ဇိနံ၊ တို့တွင်။ မဟလ္လကော၊ ကုန်
 သော။ ယေ တေ ဝဇ္ဇိ၊ တို့သည်။ သန္တိ၊ ကုန်၏။ (မဟလ္လကော၊ ကုန်သော။) တေ-ဝဇ္ဇိ၊
 တို့ကို။ သက္ကဓောန္တိ၊ ကုန်၏။ ဝရံ၊ ကဓောန္တိ၊ ကုန်၏။ မာနေန္တိ၊ ကုန်၏။ ပူဇေန္တိ၊ ကုန်၏။
 တေသဉ္စ-ဝဇ္ဇိနံ၊ တို့၏လည်း။ (ဝစနံ၊ ကို။) သောတဗ္ဗံ၊ ဟူ၍။ မညန္တိ၊ ကုန်၏။ ဣတိ၊
 သို့။ သုတံ၊ အပ်ပါပြီ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။
 အာနန္ဒန္တံ။ ယာဝကိဝဉ္စ၊ လုံးသာလျှင်။ ဝဇ္ဇိ၊ တို့သည်။ ဝဇ္ဇိနံ၊ တို့တွင်။ မဟလ္လကော၊
 ကုန်သော။ ယေ တေ ဝဇ္ဇိ၊ တို့သည်။ သန္တိ၊ ကုန်၏။ မဟလ္လကော၊ ကုန်သော။ တေ-
 ဝဇ္ဇိ၊ တို့ကို။ သက္ကရိယန္တိ၊ ကုန်လိမ့်လတ္တံ့။ ဝရံ၊ ကရိယန္တိ၊ ကုန်လိမ့်လတ္တံ့။
 မာနေယန္တိ၊ ကုန်လိမ့်လတ္တံ့။ ပူဇေယန္တိ၊ ကုန်လိမ့်လတ္တံ့။ တေသဉ္စ-ဝဇ္ဇိနံ၊ တို့၏
 လည်း။ (ဝစနံ၊ ကို။) သောတဗ္ဗံ၊ ဟူ၍။ မညိယန္တိ၊ ကုန်လိမ့်လတ္တံ့။ အာနန္ဒန္တံ။ တာဝ၊
 ထို ကြီးသောဝဇ္ဇိမင်းတို့ကို အလေးပြုသမျှ ကာလပတ်လုံး။ ဝဇ္ဇိနံ၊ တို့၏။ ဝါ၊
 တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊
 အပ်။ (၄)

“အာနန္ဒန္တံ။ ကိန္တိ၊ သို့သာလျှင်။ တေ၊ သည်။ သုတံ၊ နည်း?။ ‘ဝဇ္ဇိ၊ တို့သည်။
 ယာ တာ ကုလိတ္ထိယော၊ အကြင်အမျိုး၏ အိမ်ရှင်မိန်းမတို့သည်လည်းကောင်း။
 ယာ တာ ကုလကုမာရိယော၊ အကြင်အမျိုး၏ သတိုးသမီးပျိုတို့သည်လည်းကောင်း။
 သန္တိ၊ ရှိကုန်၏။ တာ-ကုလိတ္ထိယော၊ တို့ကိုလည်းကောင်း။ တာ-ကုလကုမာရိယော၊
 တို့ကိုလည်းကောင်း။ ဩက္ကဿ၊ ဆွေဝင်ကုန်၍။ ပသယ၊ လွှမ်းမိုးကုန်၍။ န ဝါသေန္တိ၊
 မနေစေကြကုန်’။ ဣတိ၊ သို့။ သုတံ၊ လော’။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက
 မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ မေ၊ သည်။ ဧတံ-ဝစနံ၊ ကို။ သုတံ၊ အပ်ပါပြီ။
 ကိ၊ သို့။ သုတံ၊ နည်း?။ ‘ဝဇ္ဇိ၊ တို့သည်။ ယာ တာ ကုလိတ္ထိယော၊ တို့သည်လည်း
 ကောင်း။ ယာ တာ ကုလကုမာရိယော၊ တို့သည်လည်းကောင်း။ သန္တိ၊ ကုန်၏။
 တာ-ကုလိတ္ထိယော၊ တို့ကိုလည်းကောင်း။ တာ-ကုလကုမာရိယော၊ တို့ကိုလည်း
 ကောင်း။ ဩက္ကဿ၊ ကုန်၍။ ပသယ၊ ကုန်၍။ န ဝါသေန္တိ၊ ကုန်’။ ဣတိ၊ သို့။ သုတံ၊
 အပ်ပါပြီ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင် အာနန္ဒာက လျှောက်ပြန်ပြီ။ အာနန္ဒန္တံ။
 ယာဝကိဝဉ္စ၊ လုံးသာလျှင်။ ဝဇ္ဇိ၊ တို့သည်။ ယာ တာ ကုလိတ္ထိယော၊ တို့သည်လည်း
 ကောင်း။ ယာ တာ ကုလကုမာရိယော၊ တို့သည်လည်းကောင်း။ သန္တိ၊ ကုန်၏။
 တာ-ကုလိတ္ထိယော၊ တို့ကိုလည်းကောင်း။ တာ-ကုလကုမာရိယော၊ တို့ကိုလည်း
 ကောင်း။ ဩက္ကဿ၊ ကုန်၍။ ပသယ၊ ကုန်၍။ န ဝါသေယန္တိ၊ မနေစေကြကုန်လိမ့်
 လတ္တံ့။ အာနန္ဒန္တံ။ တာဝ၊ ထိုမနေစေသေးသမျှ ကာလပတ်လုံး။ ဝဇ္ဇိနံ၊ တို့၏။ ဝါ၊
 တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊
 အပ်။ (၅)

“အာနန္ဒ၊ နန္ဒာ။ ကိန္တိ၊ သို့သာလျှင်။ တေ၊ သည်။ သုတံ၊ နည်း?။” ဝဇ္ဇိ၊ တို့သည်။ ဝဇ္ဇိနံ၊ တို့၏။ အဗ္ဘန္တရာနိ စေဝ၊ မြို့တွင်း၌ တည်သည်လည်းဖြစ်ကုန်သော။ ဗာဟိရာနိ စ၊ မြို့ပင်၌တည်သည်လည်းဖြစ်ကုန်သော။ ယာနိ တာနိ ဝဇ္ဇိစေတိယာနိ၊ အကြင်ဝဇ္ဇိမင်းတို့၏ စေတီတို့သည်။ ဝါ၊ အကြင်ဝဇ္ဇိမင်းတို့၏ စိတ်၌ထားအပ်သော နတ်စင်၊ နတ်နန်း၊ နတ်ရံသစ်ပင်တို့သည်။ သန္တိ၊ ကုန်၏။ တာနိ-ဝဇ္ဇိစေတိယာနိ၊ တို့ကို။ သတ္တရောန္တိ၊ ကောင်းစွာပြုကြကုန်၏။ ဂရုံ ကရောန္တိ၊ အလေးပြုကြကုန်၏။ မာနေန္တိ၊ စိတ်ဖြင့်မြတ်နိုးကြကုန်၏။ ပူဇေန္တိ၊ ပူဇော်ကြကုန်၏။ တေသဉ္စ-ဝဇ္ဇိစေတိယာနံ၊ တို့အားလည်း။ ဒိန္နပုဗ္ဗံ၊ ရှေး၌ ပေးအပ်ဘူးသော။ ကတပုဗ္ဗံ၊ ရှေး၌ ပြုအပ်ဘူးသော။ ဓမ္မိကံ၊ တရားရှိသော။ ဗလိံ၊ အခွန်အတုတ်ကို။ ဝါ၊ နတ်စာကို။ နော ပရိဟာပေန္တိ၊ မဆုတ်ယုတ်စေကြကုန်။ ဣတိ၊ သို့။ သုတံ၊ လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ မေ၊ သည်။ ဧတံ-ဝစနံ၊ ကို။ သုတံ၊ အပ်ပါပြီ။ ကိံ၊ သို့။ သုတံ၊ နည်း?။” ဝဇ္ဇိ၊ တို့သည်။ ဝဇ္ဇိနံ၊ တို့၏။ အဗ္ဘန္တရာနိ စေဝ၊ ကုန်သော။ ဗာဟိရာနိ စ၊ ကုန်သော။ ယာနိ တာနိ ဝဇ္ဇိစေတိယာနိ၊ တို့သည်။ သန္တိ၊ ကုန်၏။ တာနိ-ဝဇ္ဇိစေတိယာနိ၊ တို့ကို။ သတ္တရောန္တိ၊ ကုန်၏။ ဂရုံ ကရောန္တိ၊ ကုန်၏။ မာနေန္တိ၊ ကုန်၏။ ပူဇေန္တိ၊ ကုန်၏။ တေသဉ္စ-ဝဇ္ဇိစေတိယာနံ၊ တို့အားလည်း။ ဒိန္နပုဗ္ဗံ၊ သော။ ကတပုဗ္ဗံ၊ သော။ ဓမ္မိကံ၊ သော။ ဗလိံ၊ ကို။ နော ပရိဟာပေယန္တိ၊ ကုန်။ ဣတိ၊ သို့။ သုတံ၊ အပ်ပါပြီ”။ ဣတိ၊ သို့။ အဝေါစ၊ အချင်အာနန္ဒာက လျှောက်ပြန်ပြီ။ အာနန္ဒ၊ နန္ဒာ။ ယာဝကိဝပ္ပ၊ လုံးသာလျှင်။ ဝဇ္ဇိ၊ တို့သည်။ ဝဇ္ဇိနံ၊ တို့၏။ အဗ္ဘန္တရာနိ စေဝ၊ ကုန်သော။ ဗာဟိရာနိ စ၊ ကုန်သော။ ယာနိ တာနိ ဝဇ္ဇိစေတိယာနိ၊ တို့သည်။ သန္တိ၊ ကုန်၏။ တာနိ-ဝဇ္ဇိစေတိယာနိ၊ တို့ကို။ သတ္တရိယန္တိ၊ ကုန်လိမ့်လတ္တံ့။ ဂရုံ ကရိယန္တိ၊ ကုန်လိမ့်လတ္တံ့။ မာနေယန္တိ၊ ကုန်လိမ့်လတ္တံ့။ ပူဇေယန္တိ၊ ကုန်လိမ့်လတ္တံ့။ တေသဉ္စ-ဝဇ္ဇိစေတိယာနံ၊ တို့အားလည်း။ ဒိန္နပုဗ္ဗံ၊ သော။ ကတပုဗ္ဗံ၊ သော။ ဓမ္မိကံ၊ သော။ ဗလိံ၊ ကို။ နော ပရိဟာပေယန္တိ၊ ကုန်လိမ့်လတ္တံ့။ အာနန္ဒ၊ နန္ဒာ။ တာဝ၊ ထိုဝဇ္ဇိစေတီတို့ကို ပူဇော်သေးသမျှကာလပတ်လုံး။ ဝဇ္ဇိနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို၊ နော ပါဠိကင်္ခါ၊ အပ်။ (၆)

“အာနန္ဒ၊ နန္ဒာ။ ကိန္တိ၊ အဘယ်သို့သာလျှင်။ တေ၊ သည်။ သုတံ၊ ကြားအပ်သနည်း။ ဝါ၊ ကြားဘူးသနည်း?။” ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့သည်။ အရဟန္တေသု၊ ရဟန္တာတို့၌။ ဓမ္မိကာ၊ တရားရှိကုန်သော။ ဝါ၊ တရားနှင့် သင့်လျော်ကုန်သော။ *ရက္ခာဝရဏဂုံတ္ထိ၊ စောင့်ရှောက်ခြင်းဟု ဆိုအပ်သော ပိမ်ဆို့တားမြစ်ခြင်း၊ စောင့်ရှောက်ခြင်းဟုဆိုအပ်သော လုံခြုံစေခြင်းတို့ကို။ သုသံပိဟိတာ၊ ကောင်းစွာစီရင်အပ်ကုန်ပြီ။ ကိံ၊ သို့။ မနသိကတွာ၊ နှလုံးသွင်းကြကုန်၍။ သုသံပိဟိတာ၊ အပ်ကုန်သနည်း?။ ကိန္တိ၊ အဘယ်သို့သော အကြောင်းဖြင့်သာလျှင်။ အနာဂတာ၊ မကြွလာကုန်သေးသော။ အရဟန္တေ စ၊ ရဟန္တာတို့သည်လည်း။ ပိဇိတံ၊ နိုင်ငံတော်သို့။ အာဂစ္ဆေယျံ၊ ကြ

* မှတ်ချက်။ ။ [ဤ ရက္ခာဝရဏဂုံတ္ထိ-ဟူသောပါဠိကား မူအစောင်စောင်တွင် ရက္ခာဝရဏဂုံတ္ထိ-ဟုပျက်လျက်ရှိကြသည်။]

လာတော်မူကုန်ရာပါအံ့နည်း။ အာဂတော၊ ကြွလာတော်မူကုန်ပြီးသော။ အရဟန္တာ
 စ၊ တို့သည်လည်း။ ဝိဇိတေ၊ နိုင်ငံတော်၌။ ဖာသု၊ ချမ်းသာစွာ။ ဝိဟရေယျ၊ နေ
 နိုင်ကုန်ရာပါအံ့နည်း။ ဣတိ-မနသိကတွာ၊ ဤသို့နှလုံးသွင်းကြကုန်၍။ သုသံဝိဟိတာ၊
 ကုန်ပြီ။ ဣတိ၊ သို့။ သုတံ၊ လော။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားကမိန့်တော်မူပြန်ပြီ။
 ‘ဘန္တေ၊ ဘုရား။ မေ၊ သည်။ ဧတံ-ဝစနံ၊ ကို။ သုတံ၊ အပ်ပါပြီ။ ကိံ၊ သို့။ သုတံ၊ နည်း?။
 ‘ဝဇ္ဇိနံ၊ တို့သည်။ အရဟန္တာသု၊ တို့၌။ ဓမ္မိကာ၊ ကုန်သော။ ရက္ခာဝရဏဂုတ္တိ၊ တို့ကို။
 သုသံဝိဟိတာ၊ ကုန်ပြီ။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ သုသံဝိဟိတာ၊ ကုန်သနည်း?။
 ‘ကိန္တိ၊ ဖြင့်သာလျှင်။ အနာဂတော၊ ကုန်သေးသော။ အရဟန္တာ စ၊ တို့သည်လည်း။
 ဝိဇိတံ၊ သို့။ အာဂစ္ဆေယျ၊ ကုန်ရာပါအံ့နည်း။ အာဂတော၊ ကုန်ပြီးသော။ အရဟန္တာ
 စ၊ တို့သည်လည်း။ ဝိဇိတေ၊ ၌။ ဖာသု၊ စွာ။ ဝိဟရေယျ၊ ကုန်ရာပါအံ့နည်း။ ဣတိ-မန
 သိကတွာ၊ ကုန်၍။ သုသံဝိဟိတာ၊ ကုန်ပြီ။ ဣတိ၊ သို့။ သုတံ၊ ကြားအပ်ပါပြီ။ ဣတိ၊ သို့။
 အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။ အာနန္ဒန္တာ။ ယာဝကိဝဉ္စ၊ အကြင်မျှ
 လောက်သောကာလပတ်လုံးသာလျှင်။ ဝဇ္ဇိနံ၊ တို့သည်။ အရဟန္တာသု၊ တို့၌။ ဓမ္မိကာ၊
 ကုန်သော။ ရက္ခာဝရဏဂုတ္တိ၊ တို့သည်။ ဝါ၊ သို့ကို။ သုသံဝိဟိတာ၊ ကောင်းစွာစီရင်
 အပ်ကုန်သည်။ ဘဝိဿန္တိ၊ မြစ်ကုန်လိမ့်လတ္တံ့။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ သုသံ
 ဝိဟိတာ၊ ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လတ္တံ့နည်း?။ ‘ကိန္တိ၊ ဖြင့်သာလျှင်။ အနာဂတော၊
 ကုန်သေးသော။ အရဟန္တာ စ၊ တို့သည်လည်း။ ဝိဇိတံ၊ သို့။ အာဂစ္ဆေယျ၊ ကုန်ရာ
 ပါအံ့နည်း။ အာဂတော၊ ကုန်ပြီးသော။ အရဟန္တာ စ၊ တို့သည်လည်း။ ဝိဇိတေ၊ ၌။
 ဖာသု၊ စွာ။ ဝိဟရေယျ၊ ကုန်ရာပါအံ့နည်း။ ဣတိ-မနသိကတွာ၊ ကုန်၍။ သုသံဝိဟိ
 တာ၊ ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ အာနန္ဒန္တာ။ တာဝ၊ ထိုရက္ခာဝရဏဂုတ္တိ
 ကို ကောင်းစွာစီရင်သေးသမျှကာလပတ်လုံး။ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့၏။ ဝါ၊ တို့သည်။
 ဝုခိယေဝ၊ ကြီးပွားခြင်းကိုသာလျှင်။ ပါဠိကင်္ခါ၊ အလိုရှိအပ်၏။ ဝါ၊ မချွတ်ဖြစ်လတ္တံ့ဟု
 မှတ်အပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို။ နော ပါဠိကင်္ခါ၊ အလိုမရှိအပ်’။ ဣတိ၊ သို့။
 အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ (၇)

၁၃၅။ အထ-ပစ္စာ၊ အသျှင်အာနန္ဒာကို မိန့်တော်မူပြီးရာ ကာလမှ နောက်၌။
 ဘဂဝါ၊ သည်။ ဝဿကာရံ၊ သော။ မာဂဓမဟာမတ္တံ၊ သော။ မြာဟဏံ၊ ကို။ အာမန္တေ
 သိ၊ သိစေတော်မူပြီ။ ဝါ၊ မိန့်တော်မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ မြာဟဏာ
 ပုတ္တိား။ အဟံ၊ ငါဘုရားသည်။ ဧကံ၊ တပါးသော။ သမယံ၊ အခါ၌။ ဝေသာလိယံ၊
 ဝေသာလီပြည်၌။ ဝါ၊ သုံးလီဝါဂုတ် သုံးကြိမ်ထုတ်၍ ဝါဂုတ်သုံးသွယ် အပြန်ကျယ်
 သည်၏အဖြစ်ကြောင့် ဝေသာလီအမည်ရှိသောပြည်၌။ သာနန္ဒရေ၊ သာနန္ဒရအမည်
 ရှိသော။ ဝါ၊ သာနန္ဒရဘီလူး၏ နေရာ၏အဖြစ်ကြောင့် သာနန္ဒရ အမည်ရှိသော။
 စေတိယေ၊ စေတီ၌။ ဝါ၊ လူတို့အမှတ် သစ်ပင်မြတ်ဟု ဆည်းကပ်မြတ်နိုး ကိုးကွယ်
 အပ်သော နတ်စင်၊ နတ်နန်း၊ နတ်ရဲသစ်ပင်၌။ ဝါ၊ လူတို့အမှတ် သစ်ပင်မြတ်ဟု ဆည်း
 ကပ်မြတ်နိုး ကိုးကွယ်အပ်သော နတ်စင်၊ နတ်နန်း၊ နတ်ရဲသစ်ပင်၏ တည်ရာအရပ်၌
 ဆောက်လုပ်အပ်သောကျောင်းတော်၌။ ဝိဟရာမိ၊ နေတော်မူ၏။ အဟံ၊ သည်။ တတြ-
 တသ္မိံ၊ စေတိယေ၊ ထိုသာနန္ဒရအမည်ရှိသော စေတီ ၌။ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့အား။

သတ္တ၊ ခုနစ်ပါးကုန်သော။ အပရိဟာနိယေ၊ မယုတ်လျော့ခြင်း၏ အစီးအပွားဖြစ်
 ကုန်သော။ ဝါ၊ မယုတ်လျော့ကြောင်းဖြစ်ကုန်သော၊ ဣမေ ဓမ္မေ၊ ဤတရားတို့ကို၊
 ဒေသေသိ၊ ဟောတော်မူဘူးပြီ။ မြာဟ္မဏ၊ ပုဏ္ဏား။ ယာဝကိဝဉ္ဇ၊ အကြင်မျှလောက်
 သော ကာလပတ်လုံးသာလျှင်။ သတ္တ၊ ကုန်သော။ အပရိဟာနိယာ၊ ကုန်သော၊
 ဣမေ ဓမ္မာ၊ တို့သည်။ ဝဇ္ဇိသု၊ တို့၌။ ဌဿန္တိ၊ တည်ကုန်လိမ့်လတ္တံ့။ သတ္တသု၊ ကုန်သော။
 အပရိဟာနိယေသု၊ ကုန်သော။ ဣမေသု ဓမ္မေသု စ၊ တို့၌လည်း။ ဝဇ္ဇိ၊ တို့သည်။
 သန္တိဿိဿန္တိ၊ ကောင်းစွာ ထင်ကုန်လိမ့်အံ့။ မြာဟ္မဏ၊ ပုဏ္ဏား။ တာဝ၊ ထို
 ခုနစ်ပါးသော အပရိဟာနိယတရားတို့ ဝဇ္ဇိမင်းတို့၌တည်သေးသမျှ၊ ခုနစ်ပါးသော
 အပရိဟာနိယတရားတို့၌ ဝဇ္ဇိမင်းတို့ထင်သေးသမျှ ကာလပတ်လုံး။ ဝဇ္ဇိနံ၊ တို့၏။
 ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိ
 ကင်္ခါ၊ အပ်”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။

ဧဝံ၊ သို့။ ဝုတ္တေ၊ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်၊ ဝဿကာရော၊
 သော။ မာဂဓမဟာမတ္ထော၊ သော။ မြာဟ္မဏော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧဝံ - ဝစနံ၊
 ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော ဂေါတမ၊ အရှင်ဂေါတမ၊
 သတ္တန္တံ၊ ခုနစ်ပါးကုန်သော။ ဣမေသံ ဓမ္မာနံ၊ တို့တွင်။ [နှစ်ပုဒ်ထည့်သည်။] ဧက
 မေကေန၊ တစ်ပါးတစ်ပါးသော။ အပရိဟာနိယေန၊ သော။ ဓမ္မနုပိ၊ နှင့်လည်း။ ဝါ၊
 မှလည်း။ သမန္တာဂတာနံ၊ ကောင်းစွာလျော်စွာယှဉ်ကြကုန်သော။ ဝါ၊ ကောင်းစွာ
 လျော်စွာဖြစ်ကြကုန်သော။ ဝါ၊ ပြည့်စုံကြကုန်သော။ ဝဇ္ဇိနံ၊ တို့၏။ ဝါ၊ တို့သည်။
 ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်ပါ၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်ပါ။
 ‘သတ္တဟိ၊ ကုန်သော။ အပရိဟာနိယေဟိ၊ ကုန်သော။ ဓမ္မေဟိ၊ တို့နှင့်။ ဝါ၊ တို့မှ။
 သမန္တာဂတာနံ၊ ကောင်းစွာလျော်စွာယှဉ်ကြကုန်သော။ ဝါ၊ ကောင်းစွာလျော်စွာ
 ဖြစ်ကြကုန်သော။ ဝါ၊ ပြည့်စုံကြကုန်သော။ ဝဇ္ဇိနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊
 ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်”။ ဣတိ၊ သို့။
 ဝါဒေါ၊ စကားတခု ပြုလုပ်၍ဆိုဘွယ်သည်။ ကော ပန၊ အဘယ်မှာရှိပါတော့အံ့
 နည်း။ တနည်း - ကော ပန အတ္ထိ၊ အဘယ်မှာရှိပါတော့အံ့နည်း။ နတ္ထိ ဧဝ၊ မရှိတော့
 သည်သာ။ ဘော ဂေါတမ၊ မ။ မာဂဓေန၊ သော။ အဇာတသတ္တ၊ နာ၊ သော။
 ဝေဒေဟိပုတ္တေန၊ သော၊ ရညာ၊ သည်။ ဥပလာပနာယ၊ ချော့မော့ပြောဆို လာဘ်ကို
 ပေးသွင်း ဖြားယောင်းခြင်းကို။ အညတြ၊ ထား၍။ *ဗိထုဘေဒါ၊ အချင်းချင်းကွဲပြား
 ခြင်းကို။ အညတြ၊ ထား၍။ ယုဒ္ဓဿ၊ စစ်ထိုးခြင်းသက်သက်ဖြင့်၊ † ဝဇ္ဇိ၊ တို့ကို။ [ယဒိဒိ -
 သဒ္ဓါကား နိပါတမတ္တံတည်း။] အကရဏီယာ စ၊ အလိုရှိတိုင်း မပြုအပ်နိုင်ပါကုန်
 သည်သာ။ ဝါ၊ မင်းအပ်နိုင်ပါကုန်သည်သာ။ ဘော ဂေါတမ၊ မ။ ဟန္တ စ၊ စကား
 အစပ် လက်စဖြစ်၍ တန်ခပ်ကြပါကုန်ဦးအံ့။ ယသ္မာ၊ ကြောင့်။ မယံ၊ တို့သည်။ ဗဟု
 ကိစ္စာ၊ များသော မချွတ်ပြုရမည့်ကိစ္စရှိကြပါကုန်၏။ ဗဟုကရဏီယာ၊ များသော

* မှတ်ချက်။ ။ [ဗိထုဘေဒါယ - ဟု မူအများတွင် ရှိ၏။ မသင့်။]
 † မှတ်ချက်။ ။ [ဝဇ္ဇိနံ - ဟု ရှိသောပါဠိကား ပါဠိပျက်တည်း။]

ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သောကိစ္စ ရှိကြပါကုန်၏။ တသ္မာ၊ ကြောင့်။ ဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ မယံ၊ တို့သည်။ ဂစ္ဆာမ၊ သွားကြပါကုန်တော့အံ့။ ဝါ၊ ပြန်ကြပါကုန်တော့အံ့။ ဣတိ၊ သို့။ အဝေါစ၊ လျှောက်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ ဝဿကာရပုဏ္ဏားကလျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ ဝဿကာရံ၊ သော။ မာဂဓမဟာမတ္ထံ၊ သော။ မြာဟ္မဏံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?) “မြာဟ္မဏ၊ ပုဏ္ဏား။ ဒါနိ၊ ၌။ ယဿ-ဂမနဿ၊ အကြင်သွားခြင်း၏။ ကာလံ၊ အခါကို။ တံ၊ သည်။ မညသိ၊ သိ၏။ တဿ-ဂမနဿ၊ ထိုသွားခြင်း၏။ ကာလံ၊ ကို။ တံ၊ သည်။ ကရောဟိ၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ အထ-တသ္မိံ၊ ကာလော၊ မြတ်စွာဘုရားက မိန့်တော်မူရာ ထိုအခါ၌။ ဝဿကာရော၊ သော။ မာဂဓမဟာမတ္ထော၊ သော။ မြာဟ္မဏော၊ သည်။ ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ဟောတော်မူအပ်သော အပရိဟာနိယတရားတော်ကို။ အဘိနန္ဒိတွာ၊ ဝမ်းမြောက်နှစ်သက်ရှင်အားတက်လျက် လက်ခံသိမ်းပိုက်ပြီး၍။ အနုမောဒိတွာ၊ အဘန်ဘန်ဝမ်းမြောက်ပြီး၍။ အာသနာ၊ နေရာမှ။ ဥဠာယ၊ ထ၍။ ပက္ကမိ၊ ဖဲသွားပြီ။

‘ဘိက္ခု အပရိဟာနိယဓမ္မ

၁၃၆။ အထ-ပစ္စာ၊ ဝဿကာရပုဏ္ဏား၏ ဖဲသွားပြီးရာကာလမှနှောက်၌။ ဘဂဝါ၊ သည်။ ဝဿကာရော၊ သော။ မာဂဓမဟာမတ္ထော၊ သော။ မြာဟ္မဏော၊ သည်။ အပိရပက္ကန္တေ၊ ဖဲသွားပြီးသော ဝဿကာရပုဏ္ဏားအား ကြာမြင့်သောကာလမရှိသေးမီ။ ဝါ၊ ဖဲသွားပြီးရာအခါမှစ၍ မကြာမြင့်သေးမီ။ အာယသ္မန္တံ၊ အာနန္ဒံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “အာနန္ဒ၊ န္ဒာ။ တံ၊ သည်။ ဂစ္ဆ၊ သွားတဲ့ချေ။ ဂစ္ဆာ၊ သွားပြီး၍။ [သန္ဓိပါတေဟိ-၌စပ်ရမည်။] ယာဝတိကာ၊ အကြင်မျှလောက်အတိုင်းအရှည်ရှိကုန်သော။ ဘိက္ခု၊ တို့သည်။ ရာဇဂဟံ၊ ရာဇဂြိုဟ်ပြည်ကို။ ဥပနိဿာယ၊ မှီကြကုန်၍။ ဝိဟရန္တိ၊ ကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ-ဘိက္ခု၊ တို့ကို။ ဥပဠာနသာလာယံ၊ ကပ်၍တည်ရာစရပ်၌။ ဝါ၊ ဆည်းကပ်ရာစရပ်၌။ သန္ဓိပါတေဟိ၊ ကောင်းစွာကျရောက်စေလော့။ ဝါ၊ စည်းဝေးစေလော့”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။) အာယသ္မာ၊ အာနန္ဒော၊ သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဘဂဝတော၊ မြတ်စွာဘုရား၏စကားတော်ကို။ ပဋိသုဘွာ၊ ၍။ ယာဝတိကာ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ ရာဇဂဟံ၊ ကို။ ဥပနိဿာယ၊ ကုန်၍။ ဝိဟရန္တိ၊ ကုန်၏။ သဗ္ဗေ၊ ကုန်သော။ တေ-ဘိက္ခု၊ တို့ကို။ ဥပဠာနသာလာယံ၊ ၌။ သန္ဓိပါတာပေတွာ၊ ၍။ ယေန-ဌာနေနာ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ မူ၏။ တေန-ဌာနေနာသို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ အဋ္ဌာဘိ၊ ၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ ဌိတောခေါ၊ သော။ အာယသ္မာ၊ အာနန္ဒော။ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ဘုရား။ ဘိက္ခုသံ၊ သော၊ ရဟန်းအပေါင်းသည်။ သန္ဓိပတိတော၊ ပါပြီ။ ဘန္တေ၊ ဘုရား။ ဒါနိ၊ ၌။ ယဿ-ဂမနဿ၊

အကြင်ကြွသွားတော်မူခြင်း၏။ ကလံကို။ ဘဂဝါသည်။ မညတိ၊ သိတော်မူပါ၏။ တဿ-ဂမနဿ၏။ ကလံကို။ ဘဂဝါ၊ သည်သာလျှင်။ မညတု၊ သိတော်မူပါလော့။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၉။ အထ-တသ္မိံ ကာလေ၊ အသျှင်အာနန္ဒကလျောက်ရာ ထိုအခါ၌။ ဘဂဝါသည်။ အာသနာ၊ မှ။ ဥဋ္ဌာယ၊ မူ၍။ ယေန-ဋ္ဌာနေန၊ ။ ဥပဋ္ဌာနသာလော၊ သည်။ အတ္ထိ၊ ၎်။ တေန-ဋ္ဌာနေန၊ သို့။ ဥပသင်္ကမိ၊ မူ၏။ ဥပသင်္ကမိတွာ၊ မူပြီး၍။ ပညတ္တေ၊ ခင်းထားအပ်သော။ အာသနေ၊ ။ နိသိဒ္ဓိ၊ မူ၏။ ဘဂဝါ၊ သည်။ နိသဇ္ဇ ခေါ်၊ မူပြီး၍သာလျှင်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ မူပြီ။ ကိ၊ သို့။ အာမန္တေသိနည်း?။ “ဘိက္ခုဝေ၊ တို့။ အဟံ၊ သည်။ ဝေါ၊ တို့အား။ အပရိဟာနိယေ၊ ကုန်သော။ ဓမ္မေ၊ တရားတို့ကို။ ဒေသေဿာမိ၊ မကျယ်မပွား အကျဉ်းအားဖြင့် ဟောထားတော်မူပေအံ့။ တံ-ဓမ္မံ၊ ထို အပရိဟာနိယတရားတော်ကို။ တုမော၊ တို့သည်။ သုဏာထ၊ နာကြကုန်လော့။ *သာဓုကံ၊ ရိုသေလေးမြတ် တင်းကြပ်မြဲမြံစွာ။ မနသိ၊ စိတ်၌။ ကရောထ၊ ထားကြကုန်လော့။ တနည်း- မနသိကရောထ၊ နှလုံးသွင်းကြကုန်လော့။ တနည်း- သာဓုကံ၊ ငါတုရား၏အမိန့်တော်အာဏာဖြင့်။ မနသိကရောထ၊ ကုန်လော့။ တနည်း- သာဓုကံ။ ကောင်းစွာ။ တနည်း- သာဓုကံ၊ ကောင်းသော။ တံ-ဓမ္မံ၊ ထိုတရားကို။ မနသိ၊ ။ ကရောထ၊ ကုန်လော့။

တနည်း။ ။ တုမော၊ တို့သည်။ သာဓုကံ၊ ရိုသေလေးမြတ် တင်းကြပ်မြဲမြံစွာ။ သုဏာထ၊ ကုန်လော့။

တနည်း။ ။ သာဓုကံ၊ ငါတုရား၏ အမိန့်တော်အာဏာဖြင့်။ သုဏာထ၊ ကုန်လော့။

တနည်း။ ။ သာဓုကံ၊ ကောင်းစွာ။ တနည်း- သာဓုကံ၊ ကောင်းသော။ တံ-ဓမ္မံကို။ သုဏာထ၊ ကုန်လော့။ မနသိကရောထ၊ ကုန်လော့။

တနည်း။ ။ ယသ္မာ၊ အကြင်ကြောင့်။ အယံ-ဓမ္မော၊ ဤအပရိဟာနိယတရားတော်သည်။ သဗ္ဗုနော၊ သဒ္ဓါနှင့် ပြည့်စုံခဲ့၏။ တသ္မာ၊ ထိုသို့အပရိဟာနိယတရားတော်၏ သဒ္ဓါနှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့်။ တုမော၊ တို့သည်။ တံ-ဓမ္မံကို။ သုဏာထ၊ ကုန်လော့။ ယသ္မာ၊ ကြောင့်။ အယံ ဓမ္မော၊ သည်။ သာဇ္ဇော၊ အကျိုးအနက်နှင့်ပြည့်စုံခဲ့၏။ တသ္မာ၊ ထိုသို့အပရိဟာနိယတရားတော်၏ အကျိုးအနက်နှင့် ပြည့်စုံသည်၏အဖြစ်ကြောင့်။ တုမော၊ တို့သည်။ တံ-ဓမ္မံကို။ သာဓုကံ၊ စွာ။ မနသိ၊ ။ ကရောထ၊ ကုန်လော့။

တနည်း။ ။ သာဓုကံ၊ ဖြင့်။ မနသိကရောထ၊ ကုန်လော့။

* မှတ်ချက်။ ။ [ဤ တံ သုဏာထ သာဓုကံ-အစရှိသောပါဠိများကို ဤကဲ့သို့ပင် မဟာပဒါနသုတ် ပဌမဘာဏဝါရတွင် ပြည့်ပြည့်စုံစုံ ယောဇနာခဲ့ပြီ။ နောက်နောက်တွေ့လတ္တံ့သော တံ သုဏာထ သာဓုကံ- အစရှိသောပါဠိများကိုလည်း ဤနည်းချည်းသာ ပြည့်ပြည့်စုံစုံ ယောဇနာရမည်။]

တနည်း။ ။ သာဓုကံ၊ ကောင်းစွာ။ တနည်း- သာဓုကံ၊ ကောင်းသော။ တံ- ဓမ္မံ၊ ကို။ မနသိ၊ ဌိ။ ကရောထ၊ ကုန်လော့။

တနည်း။ ။ ယသ္မာ၊ ကြောင့်။ အယံ ဓမ္မော၊ သည်။ ဓမ္မဂန္ထိ ရောစေဝ၊ ဓမ္မအား ဖြင့်လည်း နက်နဲခဲ့၏။ ဝါ၊ နက်နဲသော ဓမ္မလည်းရှိခဲ့၏။ ဒေသနာဂန္ထိ ရော စ၊ ဒေသနာအားဖြင့်လည်း နက်နဲခဲ့၏။ ဝါ၊ နက်နဲသောဒေသနာလည်းရှိခဲ့၏။ တသ္မာ၊ ထိုသို့အပရိဟာနိယတရားတော်၏ ဓမ္မအားဖြင့်လည်း နက်နဲ၊ ဒေသနာအားဖြင့်လည်း နက်နဲသည်၏အဖြစ်ကြောင့်။ တုမှေ၊ တို့သည်။ တံ- ဓမ္မံ၊ ကို။ သာဓုကံ၊ စွာ။ တနည်း- သာဓုကံ၊ ဖြင့်။ တနည်း- သာဓုကံ၊ စွာ။ တနည်း- သာဓုကံ၊ ကောင်းသော။ တံ- ဓမ္မံ၊ ကို။ သုဏာထ၊ ကုန်လော့။ ယသ္မာ၊ ကြောင့်။ အယံ ဓမ္မော၊ သည်။ အတ္ထဂန္ထိ ရော စေဝ၊ ပာနက် အကျိုးအားဖြင့်လည်း နက်နဲခဲ့၏။ ဝါ၊ နက်နဲသောအနက် အကျိုးလည်း ရှိခဲ့၏။ ပဋိဝေဓဂန္ထိ ရော စ၊ ပဋိဝေဓအားဖြင့်လည်း နက်နဲခဲ့၏။ ဝါ၊ နက်နဲသော ပဋိဝေဓလည်းရှိခဲ့၏။ တသ္မာ၊ ထိုသို့အပရိဟာနိယတရားတော်၏ အတ္ထအားဖြင့်လည်း နက်နဲ၊ ပဋိဝေဓအားဖြင့်လည်း နက်နဲသည်၏အဖြစ်ကြောင့်။ တုမှေ၊ တို့သည်။ တံ- ဓမ္မံ၊ ကို။ သာဓုကံ၊ စွာ။ တနည်း- သာဓုကံ၊ ဖြင့်။ တနည်း- သာဓုကံ၊ ကောင်းစွာ။ တနည်း- သာဓုကံ၊ ကောင်းသော။ တံ- ဓမ္မံ၊ ကို။ မနသိကရောထ၊ ကုန်လော့။ အဟံ၊ သည်။ ဘာသိဿာမိ၊ သတ္တနိကာယ် များသိလွယ်အောင် အကျယ်အားဖြင့် ဟောတော် မူပေအံ့။ ။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ မြတ်စွာဘုရားက မိန့်တော် မူအပ်သည်ရှိသော်။) တေ ဘိက္ခု၊ တို့သည်။ “ဘန္တေ၊ မြတ်စွာဘုရား။ ဧဝံ၊ ကောင်းလှ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဘဂဝတော၊ အား။ ပစ္စယောသံ၊ ရှေ့ရှုနားထောင်ကြ ကုန်ပြီ။ ဝါ၊ ဝန်ခံကြကုန်ပြီ။ ဘဂဝါ၊ သည်။ ဧတံ- ဝစနံ၊ ကို။ အဝေါ၊ စ၊ မူ၊ ပြီ။ ကိံ၊ သို့။ အဝေါ၊ စ၊ နည်း?။

“ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇံ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ အဘိဏ္ဍံ၊ လပ်။ သန္တိ ပါတ၊ ကုန်သည်။ သန္တိပါတမဟုလာ၊ ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ ၎င်း၊ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၁)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇံ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ သမဂ္ဂါ၊ ကုန်သည်။ ဟုတ္တာ၊ ရှိ။ သန္တိပတိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ သမဂ္ဂါ၊ ကုန်သည်။ ဟုတ္တာ၊ ကုန်၍။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ ၎င်း၊ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၂)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇံ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ အပညတ္တံ၊ မပညတ် အပ်သေးသောသိက္ခာပုဒ်ကို။ န ပညပေဿန္တိ၊ မပညတ်ကြကုန်လိမ့်လတ္တံ့။ ပညတ္တံ၊ ပညတ်အပ်ပြီးသောသိက္ခာပုဒ်ကို။ န သမုတ္တိန္တိဿန္တိ၊ မဖြတ်ကြကုန်လိမ့်လတ္တံ့။ ယထာ

ပညတ္တေသု၊ အကြင်အကြင်ပညတ်အပ်ကုန်ပြီးသော။ ဝါ၊ ပညတ်အပ်ပြီးသော အပြား
ရှိကုန်သော။ သိက္ခာပဒေသု၊ သိက္ခာပုဒ်တို့၌။ ဝါ၊ သိက္ခာပုဒ်တို့တွင်။ (တံ တံ သိက္ခာ
ပဒံ၊ ထိုထိုသိက္ခာပုဒ်ကို။) သမာဒါယ၊ ကောင်းစွာယူကြကုန်၍။ ဝါ၊ ဆောက်တည်ကြ
ကုန်၍။ ဝတ္တိဿန္တိ၊ ကျင့်ကြကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုကောင်းစွာကျင့်
သေးသမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိ
ကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကိုးနော ပါဠိကင်္ခါ၊ အပ်။ (၃)

* ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ ထေရာ၊ ဆယ်ဝါရပြီး
ထေရ်ကြီးဖြစ်ကုန်သော။ ဝါ၊ မြို့မြို့တည်တံ့ အရှည်ခံ့သော သီလ၊ သမာဓိ၊ ပညာဂုဏ်
ရှိကြကုန်သော။ ရတ္တညူ၊ များသောညဉ့်တို့ကို သိကြကုန်သော။ စိရပဗ္ဗဇိတာ၊ ရဟန်း
အဖြစ်သို့ ရောက်ပြီးသော ရဟန်းတို့အား ကြာမြင့်သော ကာလရှိကြကုန်သော။ ဝါ၊
ရဟန်းအဖြစ်သို့ ရောက်ပြီးသော အခါမှစ၍ ကြာမြင့်ကြကုန်သော။ သံဃပိတရော၊
သံဃာ၏အဘဖြစ်ကုန်သော။ ဝါ၊ သံဃာ၏အဘအရာ၌ တည်ကုန်သော။ သံဃပရိ
ဏာယကာ၊ သံဃာကိုဆောင်တတ်ကုန်သော။ ယေ တေ ဘိက္ခု၊ အကြင်ရဟန်းတို့
သည်။ သန္တိ၊ ကုန်၏။ တေ-ဘိက္ခု၊ တို့ကို။ သတ္တရိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဝရံကရိဿန္တိ၊
ကုန်လိမ့်လတ္တံ့။ မာနေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပူဇေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ တေသဉ္ဇ-
ဘိက္ခုနံ၊ တို့၏လည်း။ ဝစနံ၊ ကို။ သောတဗ္ဗံ၊ ဟူ၍။ မညိဿန္တိ၊ ကုန်လိမ့်လတ္တံ့။
ဘိက္ခဝေ၊ တို့။ တာဝ၊ ထို ထေရ်ကြီးတို့ကို ကောင်းစွာပြုသေးသမျှ၊ ထေရ်ကြီး
တို့၏စကားကို နာအပ်၏ဟု မှတ်ထင်သေးသမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။
ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကိုး နော ပါဠိ
ကင်္ခါ၊ အပ်။ (၄)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ ဥပန္နာယ၊ ဖြစ်ပေါ်
လာသော။ ပေါနောဗ္ဗဝိကာယ၊ တဘန်တဝသစ်ကို ပေးခြင်းအလေ့ရှိသော၊ တဏှာ
ယ၊ တဏှာ၏။ ဝသံ၊ အလိုသို့။ န ဝတ္ထိဿန္တိ၊ မလိုက်ကြကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။

* မှတ်ချက်။ ။ [ဤဝါကျဝယ် အနိယမဝါကျ၌ ယာဝကိဝဉ္ဇ ဘိက္ခဝေ ယေ တေ ဘိက္ခု၊ ထေရာ ရတ္တညူ စိရပဗ္ဗဇိတာ သံဃပရိဏာယကာ-
ဟု မူအစောင်စောင်တို့၌ ဘိက္ခဝေ-ပုဒ်နောက် ဘိက္ခု-ဟု သေဝကတ္တားပုဒ်၊
စိရပဗ္ဗဇိတာ-ပုဒ်နောက် သံဃပိတရော-ဟု သေဝဝိသေသနပုဒ်များ ကျလျက်
ရှိကြ၏။ သတ္တကနိပါတ် အင်္ဂုတ္တိုရ် ဝဇ္ဇိသတ္တကဝင် ပဌမသတ္တကသုတ်၌
ယာဝကိဝဉ္ဇ ဘိက္ခဝေ ဘိက္ခု၊ ယေ တေ ဘိက္ခု၊ ထေရာ ရတ္တညူ စိရပဗ္ဗဇိ-
တာ သံဃပိတရော သံဃပရိဏာယကာ-ဟု ဘိက္ခု-ဟု သေဝကတ္တားပုဒ်၊
သံဃပိတရော-ဟု သေဝဝိသေသနပုဒ်များ တိုက်ရိုက်ပါရှိကြ၏။ ဤ၌လည်းပါရှိ
မှသင့်လျော်မည်။ ဤအဋ္ဌကထာ၊ သတ္တကနိပါတ် အင်္ဂုတ္တိုရ် ဝဇ္ဇိသတ္တကဝင်
ပဌမသတ္တကသုတ်အဋ္ဌကထာများ၌လည်း သံဃဿ ပိတုဋ္ဌာနေ ဌိတာတိ
သံဃပိတရော-ဟု ဘွင့်လျက်ရှိကြ၏။]

တာဝါထိုပေါ်နေောဗ္ဗဝိကတဏှာ၏ အလိုသို့မလိုက်သေးသမျှကာလပတ်လုံး။ ဘိက္ခုနီတို့၏။ ဝါတို့သည်။ ဝုဗ္ဗိယေဝါကိုသာလျှင်။ ပါဠိကင်္ခါ၊ အင်၏။ ပရိဟာနိကို။ နော ပါဠိကင်္ခါ၊ အင်။ (၅)

ဘိက္ခုဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ အာရညံကေသု၊ တော၌ ဆောက်လုပ်အပ်ကုန်သော။ သေနာသနေသု၊ ကျောင်းတို့၌။ သာပေက္ခာ၊ ဝုဒ္ဓါဒါနနှင့် တက္ခဖြစ်ကုန်သည်။ ဝါ၊ ဝုဒ္ဓါဒါနရှိကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခုဝေ၊ တို့။ တာဝါထိုတောကျောင်းတို့၌ ဝုဒ္ဓါဒါနကြကုန်သေးသမျှကာလပတ်လုံး။ ဘိက္ခုနီတို့၏။ ဝါတို့သည်။ ဝုဗ္ဗိယေဝါကိုသာလျှင်။ ပါဠိကင်္ခါ၊ အင်၏။ ပရိဟာနိကို။ နော ပါဠိကင်္ခါ၊ အင်။ (၆)

ဘိက္ခုဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ ပစ္စတ္တံညေဝါ၊ အသီးအခြားမိမိတို့၌သာလျှင်။ သတိ၊ သတိကို။ ဥပဋ္ဌပေဿန္တိ၊ ဖြစ်စေကြကုန်လိမ့်လတ္တံ့။ ကိ၊ သို့။ ဥပဋ္ဌပေဿန္တိ၊ ကုန်လတ္တံ့နည်း။ “ကိန္တိ၊ အဘယ်သို့သော အကြောင်းဖြင့် သာလျှင်။ အနာဂတော၊ ကြွလာတော်မမူကုန်သေးသော။ ပေသလာ၊ ချစ်အပ်သောသီလရှိကြကုန်သော။ ဝါ၊ သီလကိုချစ်ကြကုန်သော။ သမ္ပဟုစာရီ စ၊ သိဘင်းသုံးဖော်တို့သည်လည်း။ အာဂစ္ဆေယျံ၊ ကြွလာတော်မမူကုန်ရာပါအံ့နည်း။ အာဂတော၊ ကြွလာတော်မမူကုန်ပြီးသော။ ပေသလာ၊ ကုန်သော။ သမ္ပဟုစာရီ စ၊ တို့သည်လည်း။ ဖာသု၊ ချမ်းသာစွာ။ ဝါ၊ ချမ်းချမ်းသာသာ။ ဝိဟရေယျံ၊ နေနိုင်ကုန်ရာပါအံ့နည်း။” ဣတိ၊ သို့။ ဥပဋ္ဌပေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခုဝေ၊ တို့။ တာဝါ ထိုသတိကို ဖြစ်စေသေးသမျှ ကာလပတ်လုံး။ ဘိက္ခုနီတို့၏။ ဝါတို့သည်။ ဝုဗ္ဗိယေဝါကိုသာလျှင်။ ပါဠိကင်္ခါ၊ အင်၏။ ပရိဟာနိကို။ နော ပါဠိကင်္ခါ၊ အင်။ (၇)

ဘိက္ခုဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ သတ္တံ၊ ကုန်သော။ အပရိဟာနိယာ၊ ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ ဘိက္ခု၊ သူတို့၌။ ဌဿန္တိ၊ တည်ကုန်လိမ့်လတ္တံ့။ သတ္တံသု၊ ကုန်သော။ အပရိဟာနိယေသု၊ ကုန်သော။ ဣမေသု ဓမ္မသု စ၊ တို့၌လည်း။ ဘိက္ခု၊ တို့သည်။ သန္ဓိသိဿန္တိ၊ ကောင်းစွာ ထင်ကုန်လိမ့်လတ္တံ့။ ဘိက္ခုဝေ၊ တို့။ တာဝါ ထိုခုနစ်ပါးသော အပရိဟာနိယတရားတို့ ရဟန်းတို့၌ တည်သေးသမျှ၊ ခုနစ်ပါးသော အပရိဟာနိယတရားတို့၌ ရဟန်းတို့ ကောင်းစွာထင်သေးသမျှကာလပတ်လုံး။ ဘိက္ခုနီတို့၏။ ဝါတို့သည်။ ဝုဗ္ဗိယေဝါ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အင်၏။ ပရိဟာနိကို။ နော ပါဠိကင်္ခါ၊ အင်။

၉၁၃၇။ ဘိက္ခုဝေ၊ တို့။ ဝေါ၊ သင်ချစ်သားတို့အား။ အပရေ၊ တပါးကုန်သော။ သတ္တံ၊ ကုန်သော။ အပရိဟာနိယေ၊ ကုန်သော။ ဓမ္မပိ၊ တို့ကိုလည်း။ ဒေသဿာဒိ၊ မူပေအံ့။ တံ-ဓမ္မဒေသနံကို။ တုမော၊ တို့သည်။ သုဏှာထ၊ ကုန်လော့။ သာရုကံ၊ စွာ။ မနသိ၊ ကရောထ၊ ကုန်လော့။ အဟံ၊ သည်။ ဘာသိဿာဒိ၊ မူပေအံ့။ ဣတိ၊ သို့။ အဝေါစ၊ မူပိ။ (ဝေံ၊ သို့၊ ဝုတ္တံ၊ သော်။) တေ ဘိက္ခု၊ တို့သည်။ “ဘန္တေ၊ ဘုရား။ ဝေံ၊ ပါဠိ”။ ဣတိ ဝေါ၊ သို့သာလျှင်။ ဘဂဝတော၊ အား။ ပစ္စယေသု၊ ကုန်ပြီ။ ဘဂဝါ၊ သည်။ ဝေံ-ဝ စနံကို၊ အဝေါစ၊ မူပိ။ ကိ၊ သို့။ အဝေါစ၊ နည်း။

“ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု။ တို့သည်။ ကမ္မာရာမာ၊ အမှု ဟူသော မွေ့လျော်ရာရှိကုန်သည်။ န ဘဝိဿန္တိ၊ မဖြစ်ကုန်လိမ့်လတ္တံ့။ ကမ္မရတဘ၊ အမှု၌မွေ့လျော်တတ်ကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ကမ္မာရာမတံ၊ အမှု ဟူသော မွေ့လျော်ရာရှိသည်၏အဖြစ်ကို။ အနုယုတ္တာ၊ အဘန်ဘန် အားထုတ်ကုန် သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့၏အမှု၌ မမွေ့လျော်သေးသမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာ လျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၁)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု။ တို့သည်။ ဘဿာရာမာ၊ စကားပြောဆိုခြင်းဟူသော မွေ့လျော်ရာရှိကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘဿရဘာ၊ စကားပြောဆိုခြင်း၌ မွေ့လျော်တတ်ကုန်သည်။ န ဘဝိဿန္တိ၊ ကုန် လိမ့်လတ္တံ့။ ဘဿာရာမတံ၊ စကားပြောဆိုခြင်းဟူသော မွေ့လျော်ရာ ရှိသည်၏ အဖြစ်ကို။ အနုယုတ္တာ၊ ကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့၏ စကားပြောဆိုခြင်း၌ မမွေ့လျော်သေးသမျှ ကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၂)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု။ တို့သည်။ နိဒ္ဒါရာမာ၊ အိပ်ပျော် ခြင်းဟူသော မွေ့လျော်ရာရှိကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ နိဒ္ဒါရတာ၊ အိပ်ပျော်ခြင်း၌ မွေ့လျော်တတ်ကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ နိဒ္ဒါရာမ တံ၊ အိပ်ပျော်ခြင်းဟူသော မွေ့လျော်ရာရှိသည်၏အဖြစ်ကို။ အနုယုတ္တာ၊ ကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့ အိပ်ပျော်ခြင်း၌ မမွေ့လျော်သေးသမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာ လျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၃)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု။ တို့သည်။ သင်္ဂဏိကာရာမာ၊ အပေါင်းအဖော်တို့နှင့် ရောနှောဆက်ဆံခြင်း ဟူသော မွေ့လျော်ရာ ရှိကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ သင်္ဂဏိကာရတာ၊ အပေါင်းအဖော်တို့နှင့် ရောနှော ဆက်ဆံခြင်း၌ မွေ့လျော်တတ်ကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ သင်္ဂဏိကာ ရာမတံ၊ အပေါင်းအဖော်တို့နှင့် ရောနှောဆက်ဆံခြင်းဟူသော မွေ့လျော်ရာရှိသည်၏ အဖြစ်ကို။ အနုယုတ္တာ၊ ကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့၏အပေါင်းအဖော်တို့၌ မမွေ့လျော်သေးသမျှ ကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာ နိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၄)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု။ တို့သည်။ ပါပိစ္ဆာ၊ ယုတ် မာသောအလိုရှိကြကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပါပိကာနံ၊ ယုတ်မာ ကုန်သော။ ဣစ္ဆာနံ၊ အလိုတို့၏။ ဝသံ၊ အလိုသို့။ ဝတာ၊ လိုက်ကုန်သည်။ န ဘဝိဿန္တိ၊

ကုန်လိမ့်လတ္တံ့။ ဘိက္ခုဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့၏ယုတ်မာသော အလိုမရှိသေး သမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၅)

ဘိက္ခုဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ ပါပမိတ္တံ၊ ယုတ်မာသောအဆွေခင်ပွန်းရှိကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပါပသဟာ ယာ။ ယုတ်မာသော အဖော်သဟာရှိကြကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ *ပါပသမ္ပဝင်္ကာ၊ ယုတ်မာသောအဆွေခင်ပွန်းတို့၌ ကောက်ကုန်သည်။ ဝါ၊ ယုတ်မာ သောအဆွေခင်ပွန်းတို့သို့ ညွတ် ယိမ်း ကိုင်း ရှိုင်းကုန်သည်။ န ဘဝိဿန္တိ၊ ကုန်လိမ့် လတ္တံ့။ ဘိက္ခုဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့၏ ယုတ်မာသော အဆွေခင်ပွန်းမရှိသေး သမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၆)

ဘိက္ခုဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ ဩရမတ္တကေန၊ ယုတ်သောအတိုင်းအရှည်ရှိသော။ ဝိသေသာဓိဝမေန၊ တရားထူးကိုရခြင်းဖြင့်။ ဝါ၊ ရအပ်သောတရားထူးဖြင့်။ အန္တရာ၊ အရဟတ္တဖိုလ်သို့မရောက်မီအကြား၌။ ဝေါသာနံ၊ ဆုတ်နစ်လုံးလုံး ပြီးဆုံးခြင်းသို့။ န အာပဇ္ဇိဿန္တိ၊ မရောက် ကုန်လိမ့်လတ္တံ့။ ဘိက္ခုဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့၏ ဆုတ်နစ်ခြင်းသို့မရောက်သေးသမျှ ကာလပတ် လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိ ဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၇)

ဘိက္ခုဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ သတ္တံ၊ ကုန်သော။ အပရိဟာနိ ယာ၊ ကုန်သော၊ ဣမေ ဓမ္မာ၊ တို့သည်။ ဘိက္ခု၊ သု၊ တို့၌။ ဋ္ဌဿန္တိ၊ ကုန်လိမ့်လတ္တံ့။ သတ္တသု၊ ကုန်သော။ အပရိဟာနိယေသု၊ ကုန်သော။ ဣမေသု ဓမ္မေသု စ၊ တို့၌လည်း။ ဘိက္ခု၊ တို့သည်။ သန္တိဿိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခုဝေ၊ တို့။ တာဝ၊ လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။

၁၃၀။ ဘိက္ခုဝေ၊ တို့။ အဟံ၊ သည်။ ဝေါ၊ တို့အား။ အပရေ၊ ကုန်သော။ သတ္တံ၊ ကုန်သော။ အပရိဟာနိယေ။ ကုန်သော။ ဓမ္မေပိ။ တို့ကိုလည်း။ ဒေသေဿာမိ၊ မူပေ ခံ။ တုမေ၊ တို့သည်။ တံ-ဓမ္မဒေသနံ၊ ကို။ သုဏာထ၊ ကုန်လော့။ သာမုကံ၊ စွာ။ မနသိ၊ ကရောထ၊ ကုန်လော့။ ဣတိ၊ သို့။ အဝေါ၊ စ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။) တေ ဘိက္ခု၊ တို့သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ တာဝတော၊ အား။ ပစ္စသောသံ၊ ကုန်ပြီ။ ဘဂဝါ၊ သည်။ ဧတံ-ဝစနံ၊ ကို။ အဝေါ၊ စ၊ ပြီ။ ကိံ၊ သို့။ အဝေါ၊ စ၊ နည်း။ ဘိက္ခုဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ သဒ္ဓါ၊ မုဘနာသုံးပါးကိုယုံကြည်ကြောင်းဖြစ်သော ပသာဒသဒ္ဓါ၊ ဩကပ္ပနသဒ္ဓါရှိကြကုန်

* မှတ်ချက်။ [ပါပသမ္ပဝင်္ကာ-ဟု မူအစောင်စောင်တွင် ပျက်လျက် ရှိကြသည်။]

သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ [ဤပေယျာလကို ရှေးရှေးသောဝါကျများကို နည်းမှီ၍ ယောဇနာရမည်။] ဟိရိခနာ၊ ဟိရိရှိသောစိတ်ရှိကြကုန်သည်။ ဝါ၊ ဟိရိ နှင့်ယှဉ်သောစိတ်ရှိကြကုန်သည်။ ဝါ၊ ရှက်ခြင်းရှိသော စိတ်ရှိကြကုန်သည်။ ဝါ၊ ရှက် ခြင်းနှင့်ယှဉ်သောစိတ်ရှိကြကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ။ သြတ္တပ္ပိ၊ မကောင်း မှုမှ လန့်ကြောက်တတ်ကုန်သည်။ ဝါ၊ မကောင်းမှုမှ လန့်ကြောက်ကြောင်းဖြစ်သော သြတ္တပ္ပိရှိကြကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ။ ဗဟုဿုတာ၊ များသောကြားနာ အပ်ပြီးသောပရိယတ် ရှိကြကုန်သည်။ ဝါ၊ များသောပရိယတ်ကို ကြားနာကုန်ပြီး သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ။ အာရဒ္ဓဝိရိယာ၊ အားထုတ်အပ်ပြီးသော ဝီရိယ ရှိကြကုန်သည်။ ဝါ၊ ဝီရိယကိုအားထုတ်ကုန်ပြီးသည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ။ ဥပဋ္ဌိတဿတိ၊ အာရုံသို့ကပ်၍တည်သော သတိရှိကြကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့် လတ္တံ့။ ပ။ ပညဝန္တော၊ ဝိပဿနာပညာရှိကြကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့ ဝိပဿနာပညာရှိသေးသမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည် သတ္တ၊ ကုန် သော။ အပရိဟာနိယာ၊ ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ ဘိက္ခု၊ သု၊ တို့၌။ ဌဿန္တိ၊ ကုန်လိမ့်လတ္တံ့။ သတ္တသု၊ ကုန်သော။ အပရိဟာနိယေသု၊ ကုန်သော။ ဣမေသု စ ဓမ္မေသု၊ တို့၌လည်း။ ဘိက္ခု၊ တို့သည်။ သန္တိသိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။

၁၃၉။ ဘိက္ခဝေ၊ တို့။ အဟံ၊ သည်။ ဝေ၊ တို့အား။ အပရေ၊ ကုန်သော။ အပရိဟာ နိယေ၊ ကုန်သော။ ဓမ္မေပိ၊ တို့ကိုလည်း။ ဒေသေဿာမိ၊ မူပေအံ့။ တုမှေ၊ တို့သည်။ တံ-ဓမ္မ ဒေသနံ၊ ကို။ သာဓကံ၊ စွာ။ သုဏာထ၊ ကုန်လော့။ မနသိ၊ ၌။ ကရောထ၊ ကုန်လော့။ အဟံ၊ သည်။ ဘာသိဿာမိ၊ မူပေအံ့။ ။ ဣတိ၊ သို့။ အဝေ၊ စ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။) တေ ဘိက္ခု၊ တို့သည်။ ဘဂဝတော၊ ၏။ ဝစနံ၊ ကို။ ပစ္စသောသံ၊ ကုန်ပြီ။ ကိ၊ သို့။ ပစ္စသောသံ၊ ကုန်သနည်း။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေ၊ သို့ သာလျှင်။ ပစ္စသောသံ၊ ကုန်ပြီ။ ဘဂဝါ၊ သည်။ တေ-ဝစနံ၊ ကို။ အဝေ၊ စ၊ မူပြီ။ ကိ၊ သို့။ အဝေ၊ စ၊ နည်း။

“ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ သတိသမ္မောဇ္ဈင်္ဂံ၊ သတိသမ္မောဇ္ဈင်ကို။ ဝါ၊ သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော အရိယသာဝက၏အကြောင်းကို။ ဝါ၊ သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသောသစ္စာကို သိတတ်သော အရိယသာဝက၏အကြောင်းကို။ ဝါ၊ သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိတတ်သော အရိယသာဝက၏ အကြောင်းကို။ ဝါ၊ သတိသာလျှင် ဖြစ်သော ကောင်းသော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ် သော အရိယသာဝက၏ အကြောင်းကို။ ဝါ၊ သတိသာလျှင်ဖြစ်သော ကောင်း

အရိယသဘဝက၏ အကြောင်းကို။ ဘာဝေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ" ဥပေက္ခာ သမ္မောဇ္ဈင်္ဂ"၊ ဥပေက္ခာသမ္မောဇ္ဈင်ကို။ ဝါ၊ တတြမဇ္ဈတ္တပေက္ခာသလျှင် ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသောသစ္စာကိုသိတတ်သော အရိယသဘဝက၏အကြောင်း ကို။ ဘာဝေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့ ဥပေက္ခာ သမ္မောဇ္ဈင်ကို ပွားစေသေးသမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည် ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ သတ္တ၊ ကုန်သော။ အပရိဟာနိယာ၊ ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ ဘိက္ခုသု၊ တို့၌။ ဌဿန္တိ၊ ကုန်လိမ့်လတ္တံ့။ သတ္တသု၊ ကုန်သော။ အပရိဟာနိယေသု၊ ကုန်သော။ ဣမေသု ဓမ္မေသု စ၊ တို့၌လည်း။ ဘိက္ခု၊ တို့သည်။ သန္တိသိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။

၁၄၀။ ဘိက္ခဝေ၊ တို့။ အဟံ၊ သည်။ ဝေါ၊ တို့အား။ အပရေ၊ ကုန်သော။ သတ္တ၊ ကုန်သော။ အပရိဟာနိယေ၊ ကုန်သော။ ဓမ္မေပိ၊ တို့ကိုလည်း။ ဒေသေဿာမိ၊ မူပေအံ။ တုမှေ၊ တို့သည်။ တံ-ဓမ္မဒေသနံ၊ ကို။ သာဓုကံ၊ စွာ။ သုဏာထ၊ ကုန်လော့။ မနသိကရောထ၊ ကုန်လော့။ အဟံ၊ သည်။ ဘာသိဿာမိ၊ မူပေအံ"။ ဣတိ၊ သို့။ အဝေါစ၊ မူဗြီ။ (ဧဝံ၊ သို့။ ဝုတ္တံ၊ သော်။) တေ ဘိက္ခု၊ တို့သည်။ "ဘန္တေ၊ တုရား။ ဧဝံ၊ ပါဠိ"။ ဣတိ ခေါ၊ သာလျှင်။ ဘဂဝတော၊ မြတ်စွာဘုရား၏ စကားတော်ကို။ ပစ္စသောသံ၊ ကုန်ပြီ။ ဘဂဝါ၊ သည်။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူဗြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။

“ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ အနိစ္စသညံ၊ အနိစ္စ သညာကို။ ဝါ၊ အနိစ္စဟူ၍ ဖြစ်သောသညာကို။ ဝါ၊ အနိစ္စာနုပဿနာနှင့်တကွ ဖြစ်သောသညာကို။ ဘာဝေဿန္တိ၊ ဖြစ်စေကြကုန်လိမ့်လတ္တံ့။ ဝါ၊ ပွားစေကြကုန် လိမ့်လတ္တံ့။ ပ။ အနတ္တံသညံ၊ အနတ္တသညာကို။ ဝါ၊ အနတ္တဟူ၍ဖြစ်သော သညာကို။ ဝါ၊ အနတ္တာနုပဿနာနှင့်တကွဖြစ်သောသညာကို။ ဘာဝေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ။ အသုဘသညံ၊ အသုဘသညာကို။ ဝါ၊ အသုဘဟူ၍ဖြစ်သော သညာကို။ ဝါ၊ အသုဘာနုပဿနာနှင့်တကွဖြစ်သောသညာကို။ ဘာဝေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ။ အာဒိနဝသညံ၊ အာဒိနဝသညာကို။ ဝါ၊ အာဒိနဝဟူ၍ဖြစ်သော သညာကို။ ဝါ၊ အပြစ်ဟူ၍ဖြစ်သောသညာကို။ ဝါ၊ အာဒိနဝါနုပဿနာနှင့်တကွဖြစ်သော သညာကို။ ဘာဝေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ။ ပဟာနသညံ၊ ပဟာနသညာကို။ ဝါ၊ ပယ်ခြင်း ဟူသောသညာကို။ ဝါ၊ ပယ်ခြင်း၌ဖြစ်သောသညာကို။ ဝါ၊ ပဟာနာနုပဿနာနှင့် တကွဖြစ်သောသညာကို။ ဘာဝေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ။ ဝိရာဂသညံ၊ ဝိရာဂ သညာကို။ ဝါ၊ ဝိရာဂဟူ၍ဖြစ်သော သညာကို။ ဝါ၊ တယ်ခြင်းကင်းရာ ဖြစ်သော နိဗ္ဗာန်၌ဖြစ်သောသညာကို။ ဝါ၊ ဝိရာဂါနုပဿနာနှင့်တကွဖြစ်သော သညာကို။ ဘာဝေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ။ ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊

တို့သည်။ နိရောဓသည်၊ နိရောဓသည်ကို။ ဝါ၊ နိရောဓဟူ၍ဖြစ်သောသည်ကို။ ဝါ၊ ရာဂ၏ချုပ်ရာဖြစ်သောနိဗ္ဗာန်၌ဖြစ်သော သညာကို။ ဘာဝေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ သတ္တ၊ ကုန်သော။ အပရိဟာနိယာ၊ ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ ဘိက္ခုသု၊ တို့၌။ ဌဿန္တိ၊ ကုန်လိမ့်လတ္တံ့။ သတ္တသု၊ ကုန်သော။ အပရိဟာနိယေသု၊ ကုန်သော။ ဣမေသု ဓမ္မေသု စ၊ တို့၌လည်း။ ဘိက္ခု၊ တို့သည်။ သန္တိဿိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။

၁၄၁။ ဘိက္ခဝေ၊ တို့။ အဟံ၊ သည်။ ဆ၊ ခြောက်ပါးကုန်သော။ အပရိဟာနိယေ၊ ကုန်သော။ ဓမ္မေ၊ တို့ကို။ ဒေသေဿာမိ၊ မူပေအံ။ တုမော၊ တို့သည်။ တံ-ဓမ္မဒေသနံ၊ ကို။ သုဏာထ၊ ကုန်လော့။ သာဓုကံ၊ စွာ။ မနသိ၊ ၌။ ကရောထ၊ ကုန်လော့။ အဟံ၊ သည်။ ဘာသိဿာမိ၊ မူပေအံ”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။) တေ ဘိက္ခု၊ တို့သည်။ ဘာဝတော၊ အား။ ပစ္စသောသံ၊ ကုန်ပြီ။ ကိ၊ သို့။ ပစ္စသောသံ၊ ကုန်သနည်း?။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ပစ္စသောသံ၊ ကုန်ပြီ။ ဘာဝါ၊ သည်။ တေ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိ၊ သို့။ အဝေါစ၊ နည်း?။

☞ “ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ သမ္ဗုဒ္ဓစာရီသု၊ သီတင်းသုံးဖော်တို့၌။ အာဝိ စေဝ၊ ထင်ရှားသောအရပ်၌လည်းကောင်း။ ဝါ၊ မျက်မှောက်၌လည်းကောင်း။ ရဟော စ၊ မထင်ရှားသောအရပ်၌လည်းကောင်း။ ဝါ၊ မျက်ကွယ်၌လည်းကောင်း။ မေတ္တံ၊ မေတ္တာရှိသော။ ဝါ၊ မေတ္တာစိတ်ဖြင့်ပြုအပ်သော။ ကာယကမ္မံ၊ ကာယကံကို။ ပစ္စ၊ ပဋ္ဌာပေဿန္တိ၊ ရှေးရှုဖြစ်စေကြကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့ သီတင်းသုံးဖော်တို့၌ မေတ္တာကာယကံကိုဖြစ်စေသေးသမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၁)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ သမ္ဗုဒ္ဓစာရီသု၊ တို့၌။ အာဝိ စေဝ၊ ၌လည်းကောင်း။ ရဟော စ၊ ၌လည်းကောင်း။ မေတ္တံ၊ သော။ ဝစိကမ္မံ၊ ကို။ ပစ္စ၊ ပဋ္ဌာပေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ပ၊ ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ သမ္ဗုဒ္ဓစာရီသု၊ တို့၌။ အာဝိ စေဝ၊ ၌လည်းကောင်း။ ရဟော စ၊ ၌လည်းကောင်း။ မေတ္တံ၊ သော။ မနောကမ္မံ၊ မနောကံကို။ ပစ္စ၊ ပဋ္ဌာပေဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၂-၃)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဘိက္ခု၊ တို့သည်။ ဓမ္မိကာ၊ တရားရှိကုန်သော။ ဝါ၊ တရား၌ယှဉ်ကုန်သော။ ဝါ၊ တရားသဖြင့်ဖြစ်ကုန်သော။ ဝါ၊ တရား

နှင့်သင့်လျော်ကုန်သော။ ဓမ္မလဒ္ဓါ၊ တရားသဖြင့်ရအပ်ကုန်သော။ ယေ တေ လာဘာ၊ အကြင်လာဘ်တို့သည်။ ဝါ၊ အကြင်ရအပ်သော လေးပါးသော ပစ္စည်းတို့သည်။ သန္တိ၊ ရှိကုန်၏။ အန္တမသော၊ အောက်ထစ်ပိုင်းခြား အဆုံး၌ယှဉ်သောအားဖြင့်။ ပတ္တပရိယာပန္နမတ္တုဗ္ဗိ၊ သပိတ်၌အကျုံးဝင်သော ဆွမ်းမျှသည်သော်လည်း။ အတ္ထိ၊ တထာ ရူပေဟိ၊ ထိုသို့တရားသဖြင့် ရအပ်သည်၏ အဖြစ်ဟူသော သဘောရှိကုန်သော။ လာဘောဟိ၊ လာဘ်တို့ဖြင့်။ သီလဝန္တေဟိ၊ သီလရှိကြကုန်သော။ သဗြဟ္မစာရီဟိ၊ သီတင်းသုံးဖော်တို့နှင့်။ အပ္ပဋ္ဌိဝိဘတ္တဘောဂီ၊ အာမိသ၊ ပုဂ္ဂိုလ်ကို မခွဲခြမ်းမဝေတန်ဘဲ သုံးဆောင်ခြင်းအလေ့ရှိကြကုန်သည်။ သာဓာရဏဘောဂီ၊ တူသော ဆောင်ခြင်းရှိသော သုံးဆောင်ခြင်း ရှိကြကုန်သည်။ ဝါ၊ ဆက်ဆံသော သုံးဆောင်ခြင်းရှိကြကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့ သီတင်းသုံးဖော်တို့နှင့်တူသော ဆောင်ခြင်းရှိသော သုံးဆောင်ခြင်းရှိသေးသမျှ ကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုရိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နောပါဠိကင်္ခါ၊ အပ်။ (၄)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္စ၊ လုံးသာလျှင်။ * ဘိက္ခု။ တို့သည်။ အခဏ္ဍာနိ၊ ပုဆိုးအနားပြတ်ကဲ့သို့ အနားမပြတ်ကုန်သော။ အစ္ဆိဒ္ဓါနိ၊ ပုဆိုးအလယ်ပေါက်ကဲ့သို့ အလယ်မပေါက်ကုန်သော။ အသဗလာနိ၊ နွားကြောင်၊ နွားကျားကဲ့သို့ မကြောင်၊ မကျားကုန်သော။ အကမ္မာသာနိ၊ နွားပြောက်၊ နွားကွက်ကဲ့သို့ မပြောက်၊ မကွက်ကုန်သော။ ဘုဇိဿာနိ၊ အများမဆိုင် မိမိကိုယ်တိုင်သာ စောင့်ပိုင် စောင့်နိုင်သည်၏အဖြစ်ရှိကုန်သော။ ဝါ၊ ကိုယ့်လက်အတွင် ကိုယ်ပင်ကိုယ်ရှင် ကိုယ့်သခင်၏ အဖြစ်ရှိကုန်သော။ ပိဉ္ဇူပသတ္တာနိ၊ ပညာရှိသောပုဂ္ဂိုလ်တို့သည်သာ ချီးမွမ်းအပ်ကုန်သော။ အပရာမဋ္ဌာနိ၊ တဏှာ၊ ဒိဋ္ဌိတို့ဖြင့် မှားမှားယွင်းယွင်း မသုံးသပ်အပ်ကုန်သော။ သမာဓိသံဝတ္တနိကာနိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိကို ဖြစ်စေတတ်ကုန်သော။ ယာနိ တာနိ သီလာနိ၊ အကြင်သီလတို့သည်။ သန္တိ၊ ကုန်၏။ တထာရူပေသု၊ ထိုသို့သဘောရှိကုန်သော။ သီလေသု၊ တို့၌။ အာဝိ စေဝ၊ ၌လည်းကောင်း။ ရဟော စ၊ ၌လည်းကောင်း။ သဗြဟ္မစာရီဟိ၊ တို့နှင့်။ သီလသာမညဂတာ၊ သီလအားဖြင့် တူသည်၏အဖြစ်သို့ ရောက်ကြကုန်သည်။ ဟုတ္တာ၊ ကုန်၍။ ဝိဟရိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့သီလဖြင့် တူသည်၏အဖြစ်သို့ ရောက်သေးသမျှ ကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုရိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နောပါဠိကင်္ခါ၊ အပ်။ (၅)

* ဗုတ်ချက်။ ။ [ဤ ဘိက္ခု-ဟူသောပုဒ်ကို ဝိဟရိဿန္တိ-၌ စပ်ရမည်။ မူအစောင်စောင်တွင် ဘိက္ခုနံ-ဟု ပါဠိပျက်လျက်ရှိနေသည်။ ဆက္ကနိပါတ် အင်္ဂုတ္တိုရ် သာရဏီယဝဂ် ပဋိမသာရဏီယသုတ်၌လည်း ဘိက္ခု-ဟု၍ပင် ပဌမန္တနှင့်ရှိ၏။ သို့ရှိရာမှာ ဝိဟရတိ-ဟု ကေဝုဏ်တိဝိဘတ်နှင့်ရှိသည်ဖြစ်၍ ဘိက္ခု-ဟုသော ကေဝုဏ်နှင့်ပင်ရှိ၏။ ဤ၌ကား ဝိဟရိဿန္တိ-ဟု ဗဟုဝုဏ် သန္တိဝိဘတ်နှင့်ရှိသောကြောင့် ဘိက္ခု-ဟု ဗဟုဝုဏ် ပဌမန္တနှင့် ရှိရမည်။]

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ * ဘိက္ခု။ တို့သည်။ အရိယာ၊ ကိလေသာမြို့မှေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော။ နိယျာနိကာ၊ သံသရာဝဉ္ဇမှ ထုတ်ဆောင်လျက် သွားတတ်သော။ ယာယံ ဒိဋ္ဌိ၊ အကြင်မဂ္ဂသမ္ပယုတ္တသမ္မာဒိဋ္ဌိ သည်။ တက္ကရဿ၊ ထိုမြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာ၍ ပြုကျင့်သော။ ပုဂ္ဂလဿ၊ အား။ သမ္မာ၊ ကောင်းစွာ။ ဒုက္ခက္ခယာယ၊ ဒုက္ခ၏ကုန်ရာဖြစ်သော နိဗ္ဗာန်အကျိုးငှါ။ နိယျာတိ၊ ထုတ်ဆောင်လျက်သွားတတ်၏။ တထာရူပိယ၊ ထိုသို့ သဘောရှိသော။ ဒိဋ္ဌိယာ၊ မဂ္ဂသမ္ပယုတ္တသမ္မာဒိဋ္ဌိဖြင့်။ အာပိ စေဝ၊ ဌလည်းကောင်း။ ရဟော စ၊ ဌလည်းကောင်း။ သဗြဟ္မစာရီဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကွ။ ဒိဋ္ဌိသာမညဂတာ၊ မဂ္ဂသမ္ပယုတ္တသမ္မာဒိဋ္ဌိဖြင့် တူသည်၏အဖြစ်သို့ရောက်ကြကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝိဟရိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုရဟန်းတို့ မဂ္ဂသမ္ပယုတ္တသမ္မာ ဒိဋ္ဌိဖြင့်တူသည်၏အဖြစ်သို့ရောက်သေးသမျှကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကိုသာလျှင်။ ပါဠိကင်္ခါ၊ အပ်၏။ ပရိဟာနိ၊ ကို။ နော ပါဠိကင်္ခါ၊ အပ်။ (၆)

ဘိက္ခဝေ၊ တို့။ ယာဝကိဝဉ္ဇ၊ လုံးသာလျှင်။ ဆ၊ ကုန်သော။ အပရိဟာနိယာ၊ ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ ဘိက္ခု၊ တို့။ ဌဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဆသု၊ ကုန်သော။ အပရိဟာနိယေသု၊ ကုန်သော။ ဣမေသု ဓမ္မေသု စ၊ တို့၌လည်း။ ဘိက္ခု၊ တို့သည်။ သဒ္ဓိံ၊ သိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုခြောက်ပါး သော အပရိဟာနိယတရားတို့ ရဟန်းတို့၌တည်သေးသမျှ၊ ခြောက်ပါးသော အပရိ ဟာနိယတရားတို့၌ ရဟန်းတို့ထင်သေးသမျှ ကာလပတ်လုံး။ ဘိက္ခုနံ၊ တို့၏။ ဝါ၊ တို့သည်။ ဝုဗ္ဗိယေဝ၊ ကြီးပွားခြင်းကိုသာလျှင်။ ပါဠိကင်္ခါ၊ အလိုရှိအပ်၏။ ဝါ၊ မချွတ် ဖြစ်လတ္တံ့ ဟု မှတ်အပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို။ နော ပါဠိကင်္ခါ၊ အလို မရှိ အပ်။ ဣတိ၊ သို့။ အဝေ၊ စ၊ မိန့်တော်မူပြီ။

၁၄၂။ ဘဂဝါ၊ သည်။ တတြ-တသ္မိံ ရာဇဂဟေ၊ ထိုရာဇဂြိုဟ်ပြည်၌။ [သုဒ္ဓိ- သဒ္ဓါကား နိပါတ်မျှသာ။] ဂိဇ္ဈကုဋေ၊ သော။ ပဗ္ဗတေ၊ ၌။ ဝိဟရန္တော၊ နေတော် မူသည်ရှိသော်။ ဓမ္မိံ၊ တရားရှိသော။ ဝါ၊ တရား၌ယှဉ်သော။ ဧတဒေဝ ကထံ၊ ဤစကားကိုသာလျှင်။ ဗဟုလံ၊ များစွာကုန်သော။ ဘိက္ခုနံ၊ တို့အား။ ဗဟုလံ၊ အကြိမ် များစွာ။ ကရောတိ၊ ပြုတော်မူ၏။ ကိံ၊ သို့။ ကရောတိ၊ နည်း?။ “သီလံ၊ စတုပါရိသုဒ္ဓိ သီလသည်။ ဣတိ၊ ဤသို့သောအပြားရှိ၏။ ဝါ၊ ဤမျှလောက် အတိုင်းအရှည်ရှိ၏။ သမာဓိ၊ သမာဓိသည်။ ဣတိ၊ ရှိ၏။ ပညာ၊ ဝိပဿနာပညာသည်။ ဣတိ၊ ရှိ၏။ သီလ ပရိဘာဂိတော၊ သီလဖြင့်ထုံအပ်သော။ သမာဓိ၊ သမာဓိသည်။ မဟပ္ပလော၊ များသော အကျိုးရှိသည်။ မဟာနိသံသော၊ များသော ချီးမွမ်းအပ်သောအကျိုးရှိ သည်။ ဧတတိ၊ ၎င်း၏။ သမာဓိပရိဘာဂိတာ၊ သမာဓိဖြင့် ထုံအပ်သော။ ပညာ၊ ပညာ သည်။ မဟပ္ပလော၊ သည်။ မဟာနိသံသော၊ သည်။ ဧတတိ၊ ၎င်း၏။ ပညာပရိဘာဂိတံ၊ ပညာ

* မှတ်ချက်။ [ဤ၌လည်း ဘိက္ခုနံ-ဟု ပါဠိပျက်ကြသည်။ ဘိက္ခု-ဟု ရှိရမည်။ ဆက္ကနိပါတ် အင်္ဂုတ္တိုရ် သာရဏီယဝဂ် ပဌမသာရဏီယသုတ်၌ လည်း ဘိက္ခု-ဟု၍ပင် ပဌမန္တနှင့် ရှိသည်။]

ဖြင့်ထုံအပ်သော။ စိတ္တံ၊ စိတ်သည်။ သမ္မဒေဝ၊ ကောင်းစွာ သာလျှင်။ အာသဝေဟိ၊ အာသဝေါတရားတို့မှ။ ဝိမုစ္စတိ၊ လွတ်၏။ သေယျထိဒံ၊ ထိုအာသဝတို့ ဟုကုန်သည် အဘယ်သည်တို့နည်း။ တနည်း-တေ အာသဝေါ၊ ထိုအာသဝတို့ ဟုကုန်သည်။ သေယျထိဒံ၊ အဘယ်သည်တို့နည်း။ တနည်း-ဣဒံ-ဣမေ အာသဝေါ၊ ဤအာသဝတို့ ဟုကုန်သည်။ သေယျထာ၊ အဘယ်သည်တို့နည်း?။ ကာမာသဝေါ၊ ကာမာသဝမှလည်း ကောင်း။ ဘဝါသဝေါ၊ ဘဝါသဝမှလည်းကောင်း။ အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာသဝမှ လည်းကောင်း။ ဝိမုစ္စတိ၊ လွတ်၏။ ဣတိ-ဣမေ ဤသည်တို့ပေတည်း။

တနည်း-သေယျထိဒံ၊ အဘယ်မည်ကုန်သော။ အာသဝေဟိ၊ အာသဝေါတရား တို့မှ။ ဝိမုစ္စတိ၊ လွတ်သနည်း?။ ကာမာသဝေါ၊ မှလည်းကောင်း။ ဘဝါသဝေါ၊ မှ လည်းကောင်း။ အဝိဇ္ဇာသဝေါ၊ မှလည်းကောင်း။ ဣတိ-ဣမေဟိ အာသဝေဟိ၊ တို့မှ။ ဝိမုစ္စတိ၊ ၎င်း။ ဣတိ၊ သို့။ ကရောတိ၊ ၎င်း။

၉၀၄၃။ အထ-ပစ္စာ၊ ရာဇဂြိုဟ်ပြည်ဝယ် နေတော်မူပြီးရာကာလမှ နေကင်္ဂ။ ဘဝေါ၊ သည်။ ရာဇဂဟေ၊ ။ *ယထာဘိရန္တံ၊ အကြင်အကြင် အလိုတော်အတိုင်း။ ဝါ၊ အလိုတော်အားလျော်စွာ။ ဝိဟရိတွာ၊ နေတော်မူပြီး၍။ အာယသ္မန္တံ အာနန္တံ ကို။ အာမန္တေသိ၊ ပြို၊ ကံ၊ သို့။ အာမန္တေသိ၊ နည်း?။ “အာနန္တံ၊ တံ၊ သင်သည်။ †အာ၊ လိုက်ခဲ့လော့။ မယံ၊ ဝါတို့သည်။ ယာမ၊ သွားကြကုန်စို့။ တနည်း- အာယာမ၊ လာ လိုက်ခဲ့ သွားကြကုန်စို့။ တနည်း-အ ယာမ၊ သွားကြကုန်စို့။ ယေန-ဌာနေနာ၊ အမ္မလဋ္ဌိကာ၊ အမ္မလဋ္ဌိကအမည်ရှိသော ဥယျာဉ်သည်။ ဝါ၊ ခက် လက်ရှည်တို့ ရှန်းရှန်းစိုလျက် နုပျိုစည်ကားသော သရက်ပင်ရှိရာ၏ အဖြစ်ကြောင့် အမ္မလဋ္ဌိကအမည်ရှိသော ဥယျာဉ်သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေနာ၊ ထိုအမ္မလဋ္ဌိက အမည်ရှိသော ဥယျာဉ်ရှိရာအရပ်သို့။ ဥပသက်မိသာမ၊ ချဉ်းကပ်ကြကုန်စို့။”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြို။ (ဝေံ၊ သို့။ ဝုတ္တေ၊ သော်။) အာယသ္မာ အာနန္တော၊ သည်။ “ဘန္တေ၊ ဘုရား။ ဝေံ၊ ပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ ဘဝဝတော၊ မြတ်စွာဘုရား

* မှတ်ချက်။ ။ [ဤဝါကျဝယ် ယထာဘိရန္တံ-ဟူသော ပုဒ်ကို ယထာ ဘိရန္တန္တိ ဗုဒ္ဓါနံ အနဘိရတိ ပရိတသိတံ နာမ နတ္ထိ။ ယထာရူပိ ယထာ အဇ္ဈာသယန္တိ ပန ဝုတ္တံ ဟောတိ-ဟုအဋ္ဌကထာ၌တွင်၏။ အဘိရန္တံ အဘိ ရတံ အဘိရတိတိ ဟိ အတ္ထတော ဧကံ။ အဘိရန္တသဒ္ဓေါ စာယံ အဘိရူပိ ပရိယာယော၊ န အသာအပရိယာယော-ဟု ဋီကာ၌တွင်၏။ ဤအဋ္ဌကထာ၊ ဋီကာများကိုထောက်၍-ယထာဘိရန္တံ၊ အကြင်အကြင် မွေ့လျော်တော်မူသည့် အတိုင်း။ ဝါ၊ မွေ့လျော်ခြင်းအားလျော်စွာ။ ဝါ၊ မွေ့လျော်သမျှ ကာလပတ် လုံး။ -ဟု မပေးလင့်။ ယထာဘိရန္တံ၊ အကြင်အကြင် အလိုတော်အတိုင်း။ ဝါ၊ အလိုတော်အားလျော်စွာ။-ဟူ၍သာ ပေးရမည်။]

† မှတ်ချက်။ ။ [ဤဝါကျဝယ် အာယာမ-ဟူသော ပါဠိ၌ အာ-သဒ္ဓါ သည် အာဂစ္ဆ-သဒ္ဓါနှင့်တူသော အနက်ရှိသော နိပါတ်ပုဒ်တည်း။ အ ယာ မ-ဟုအချို့ပါဠိရှိရာ အ-သဒ္ဓါ နိပါတ်မတ္တ။]

၏စကားတော်ကို။ပစ္စံသောသိ၊ပြီ။ အထ-တသ္မိံ ကာလေ၊ အသျှင်အာနန္ဒာက ဝန်
 ခံရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ မဟတာ၊ အရေအတွက်အားဖြင့် များသော။ ဝါ၊
 ဂုဏ်အားဖြင့်မြတ်သော။ ဘိက္ခုသံစောန၊ ရဟန်းတို့၏ အပေါင်းနှင့်။ သဒ္ဓိံ၊ ကွ။
 ယေန-ဌာနေန၊ အမွလဋ္ဌိကာ၊ အမွလဋ္ဌိကအမည်ရှိသော ဥယျာဉ်သည်။ အတ္ထိ။
 ၏။ တံ-ဌာနံ၊ ထိုအမွလဋ္ဌိကအမည်ရှိသော ဥယျာဉ်ရှိရာအရပ်သို့။ အဝသရိ၊ရောက်
 တော်မူပြီ။ တနည်း-ယေန-မဂ္ဂေန၊ အကြင်ခရီးဖြင့်။ အမွလဋ္ဌိကာ၊ အမွလဋ္ဌိက
 အမည်ရှိသောဥယျာဉ်သို့။အဝသရိတဗ္ဗာ၊ရောက်အပ်၏။တံ-မဂ္ဂံ၊ထိုခရီးဖြင့်။ အမွလဋ္ဌိ
 ကံ၊သို့။အဝသရိ၊မူပြီ။ တနည်း-ယေန -ဒိသာဘာဝေန၊ အကြင်အရပ်မျက်နှာအဘို့
 ဖြင့်။ အမွလဋ္ဌိကာ၊သို့။ အဝသရိတဗ္ဗာ၊ အပ်၏။ တံ-ဒိသာဘာဝံ၊ ထိုအရပ်မျက်နှာ
 အဘို့ဖြင့်။ အမွလဋ္ဌိကံ၊ သို့။ အဝသရိ၊ မူပြီ။ ဘဂဝါ၊သည်။ တတြ-တိဿံ အမွလဋ္ဌိ
 ကာယံ။ ထိုအမွလဋ္ဌိကအမည်ရှိသော ဥယျာဉ်၌။ရာဇာဂါရကော၊ မင်းကွန်း၌။ ဝါ၊
 မင်း၏စံနန်းတော်၌။ ဝါ၊ ဆန်းဆန်းကြယ်ကြယ် ရောင်စုံခြယ်လျက် တင့်တယ်စွာ
 ဆောက်လုပ်အပ်သော ဝေဿဝဏ် နတ်မင်း၏ နတ်စင်၊နတ်နန်း၊နတ်ကွန်း၌။ ဝိဟ
 ရတိ၊မူ၏။ဘဂဝါ၊သည်။ တတြာဝိ-တိဿံ အမွလဋ္ဌိကာယံ ဝိ၊ ၌လည်း။ ရာဇာဂါရ
 ကော၌။ ဝိဟရန္တော၊ သော်။ ဓမ္မိံ၊သော။ ဧတဒေဝ ကထံ၊ ကိုသာလျှင်။ ဗဟုလံ၊
 ကုန်သော။ ဘိက္ခုနံ၊တို့အား။ ဗဟုလံ၊ စွာ။ ကရောတိ၊မူ၏။ ကိံ၊ သို့။ ကရောတိ၊
 နည်း?။ “သီလံ၊သည်။ ဣတိ၊၏။ သမာဓိ၊သည်။ ဣတိ၊၏။ ပညာ၊ သည်။ ဣတိ၊ ၏။
 သီလပရိဘာဝိတော၊ သော။ သမာဓိ၊ သည်။ မဟပ္ပလော၊သည်။မဟာနိဿံသော၊
 သည်။ ဟောတိ၊၏။သမာဓိပရိဘာဝိတာ၊သော။ ပညာ၊သည်။ မဟပ္ပလာ၊ သည်။
 မဟာနိဿံသော၊သည်။ ဟောတိ၊၏။ ပညာပရိဘာဝိတံ၊ သော။ စိတ္တံ၊ သည်။ သမ္မ
 ဒေဝ၊သာလျှင်။ အာသဝေဟိ၊တို့မှ။ ဝိမုပ္ပတိ၊၏။ သေယျထိဒံ၊တို့နည်း။ကာမာသဝါ၊
 မှသည်။ကောင်း။ ဘဝါသဝါ၊ မှလည်းကောင်း။ အဝိဇ္ဇာသဝါ၊ မှလည်းကောင်း။
 ဝိမုစ္စတိ၊၏။ဣတိ-ဣမေ၊တို့ပေတည်း”။ဣတိ၊သို့။ကရောတိ၊၏။

၁၄၄။ အထ-ပစ္စံ၊အမွလဋ္ဌိက ဥယျာဉ်ဝယ် နေတော်မူပြီးရာကာလမှနောက်
 ၌။ ဘဂဝါ၊ သည်။ အမွလဋ္ဌိကာယံ၊ ၌။ ယထာဘိရန္တံ၊ တိုင်း။ ဝိဟရိတွာ၊နေတော်
 မူပြီး၍။ အာယသ္မန္တံ အာနန္ဒာကို။ အာမန္တေသိ၊ မူပြန်ပြီ။ ကိံ၊သို့။ အာမန္တေသိ၊
 နည်း?။ “အာနန္ဒာ နွာ။ တံ၊ သည်။ အာ၊ လိုက်ခဲ့လော့။ မယံ၊ ထိုသည်။ ယာမ၊
 ကုန်စို့။ ယေန-ဌာနေန၊ ၌။ နာဠန္ဒာ၊ နာဠန္ဒာမြို့သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊
 ထိုနာဠန္ဒာမြို့ရှိရာအရပ်သို့။ ဥပသင်္ကမိဿာမ၊ ကုန်စို့”။ ဣတိ၊သို့။ အာမန္တေသိ၊ မူပြန်
 ပြီ။ (ဝေံ၊သို့။ ဝုတ္တံ၊ သော်။) အာယသ္မာ အာနန္ဒာ၊ သည်။ “ဘန္တေ၊ ဘုရား။
 ဝေံ၊ပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ ဘဂဝတော၊၏။ ဝစနံ၊ကို။ ပစ္စံသောသိ၊ ပြီ။
 အထ-တသ္မိံ ကာလေ၊ အသျှင်အာနန္ဒာက ဝန်ခံရာ ထိုအခါ၌။ ဘဂဝါ၊ သည်။
 မဟတာ၊ သော။ ဘိက္ခုသံစောန၊ နှင့်။ သဒ္ဓိံ၊ ကွ။ ယေန-ဌာနေန၊၌။ နာဠန္ဒာ၊
 နာဠန္ဒာမြို့သည်။ အတ္ထိ၊၏။တံ-ဌာနံ၊ ထိုနာဠန္ဒာမြို့ရှိရာအရပ်သို့။ အဝသရိ၊မူပြီ။ဘဂဝါ၊
 သည်။ တတြ-တိဿံ နာဠန္ဒာယံ၊ ထိုနာဠန္ဒာမြို့၌။ပါဝါရိကမ္မဝနေ၊ ပါဝါရိကသေ
 ငွေ၏သရက်ဥယျာဉ်၌။ ဝါ၊ ပါဝါသေငွေ၏ သရက်ဥယျာဉ်၌။ ဝါ၊ ပုဆိုးကုန်

သည်သေဋ္ဌေး၏ သရက်ဥယျာဉ်၌။ ဝါပုဆိုးကုန်သည်သေဋ္ဌေး၏ သရက်ဥယျာဉ်
ဝယ် ဆောက်လုပ်အပ်သောကျောင်းတော်၌။ ဝိဟရတိ၊ မူ၏။

သာရိပုတ္တသီဟနာဒ

၁၄၅။ အထ-တသ္မိ^၁ ကာလေ၊ မြတ်စွာဘုရား၏ ပါဝါရိကသေဋ္ဌေး၏ ဥယျာဉ်
ဝယ်ခနတော်မူရာ ထိုအခါ၌။ အာယသ္မာ သာရိပုတ္တော၊ အသျှင်သာရိပုတ္တရာသည်။
ယေန-ဌာနေနာ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၎င်း၏။ တေန-ဌာနေနာသ္မိ၊ ဥပသက်မိ၏။ ဥပ
သက်မိတွာ၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဦး၊ နိသိဒ္ဓိ၊
၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိန္ဓော ခေါ၊ သော။ အာယသ္မာ သာရိပုတ္တော၊ သည်။
ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိ^၂၊ သ္မိ။ အဝေါစ၊ နည်း။ “ဘန္တံ၊ မြတ်စွာ
ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ ဘဂဝတိ၊ မြတ်စွာဘုရား၌။ ဧဝံ၊ သ္မိ။ ပသန္ဓော၊ ကြည်ညိုပါ
၏။ ကိ^၂၊ သ္မိ။ ပသန္ဓော၊ နည်း။ “သမ္မောဓိယံ၊ ဥပယျဝါးတန် တရားမှန်ကို ကော်ခိုမိ
ကိုယ်တိုင်သိကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်၌။ ဝါ၊ သစ္စာလေးပါး မြတ်တရားကို
ပိုင်းခြားထင်ထင် ကိုယ်တိုင်သိကြောင်းဖြစ်သော အရဟတ္တမဂ်ဉာဏ်၌။ [ယဒိန္ဒ-သဒ္ဓါ
ကား နိပေါ်၊ ဗျသာ။] ဘဂဝတာ၊ မြတ်စွာဘုရားထက်။ ဘိယျောဘိညတရော၊ အထူး
သဖြင့်လွန်ကဲသည်ဖြစ်၍ အလွန်ထင်ရှားသော။ ဝါ၊ အထူးသဖြင့်လွန်ကဲသောထူးသော
အသိဉာဏ်ရှိသော။ ဘဂဝတာ၊ မှ။ အညော၊ တပါးသော။ သမဏော ဝါ၊ ငြိမ်း
အေးစေအပ်ပြီးသော မကောင်းမှုရှိသောရဟန်းသည်သော်လည်းကောင်း။ မြာဟ္မ
ဏော ဝါ၊ အားထုတ်ကန့်ကွက် မဂ်လက်နက်ဖြင့် ပယ်ဖျက်အပ်ပြီးသော မကောင်းမှု
ရှိသော ရဟန်းသည်သော်လည်းကောင်း။ န စ အဟု၊ ရှေး၌လည်းမဖြစ်ဘူး။ ဝါ၊
ရှေး၌လည်းမရှိဘူး။ န စ ဘဒိဿတိ၊ အနာဂတ်၌လည်းမဖြစ်လတ္တံ့။ ဝါ၊ အနာဂတ်
၌လည်းမရှိလတ္တံ့။ ဝါ၊ အနာဂတ်၌ဖြစ်လတ္တံ့လည်းမဟုတ်။ ဝါ၊ အနာဂတ်၌ရှိလတ္တံ့
လည်းမဟုတ်။ ဧတရဟိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ န စ ဝိဇ္ဇတိ၊ ရှိဆဲလည်းမဟုတ်။
ဣတိ-ဧဝံ၊ သ္မိ။ ပသန္ဓော၊ ပါ၏။”။ ဣတိ၊ သ္မိ။ အဝေါစ၊ ပြီ။ (ဧဝံ၊ သ္မိ။ ဝုတ္တော၊ အသျှင်
သာရိပုတ္တရာက လျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ အာယသ္မန္တံ သာရိပုတ္တံ၊
ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိ^၂၊ သ္မိ။ အဝေါစ၊ နည်း။) “သာရိပုတ္တံ၊ သာရိ
ပုတ္တရာ။ တေ၊ သည်။ ဥဋ္ဌာရာ၊ မြတ်သော။ *အာသဘိ၊ မြတ်သောမြတ်စွာဘုရား
တို့၏စကားတော်နှင့်တူသော။ အဟံ ဝါစာ၊ ဤစကားကို။ ဘာသိတာ၊ ပြောဆို
အပ်ပြီ။ ဧကံသော၊ တစ်ခုတည်းသောအဘို့ကို။ ဂဟိတော၊ ယူအပ်ပြီ။ သီဟနာဒေါ၊
သီဟနာဒကို။ ဝါ၊ မကြောက်မရွံ့ ဟောကံအပ်သောအသံကို။ ဝါ၊ မြတ်သောဟောကံ
သံကို။ ဝါ၊ မြသေ့၏ ဟောကံသံကဲ့သို့သောဟောကံသံကို။ နဒိတော၊ ဟောကံအပ်
ပြီ။ ကိ^၂၊ သ္မိ။ ဘာသိတာ၊ နည်း။ ဂဟိတော၊ နည်း။ နဒိတော၊ နည်း။ “ဘန္တံ၊
ဘုရား။ အဟံ၊ သည်။ ဘဂဝတိ၊ ၌။ ဧဝံ၊ သ္မိ။ ပသန္ဓော၊ ပါ၏။ ကိ^၂၊ သ္မိ။ ပသန္ဓော၊ နည်း။”

* ဗုတ်ချက်။ ။ [ဤ၌ အသန္တိ-ဟု ရှိကြ၏။ သမ္မသာဒနိယသုတ္တ
အဋ္ဌကထာနှင့် မညီ။]

‘သဗ္ဗောဓိယံ၊ ဣံ။ ဘဂဝတော၊ ထက်။ ဘိယျောဘိညတရော၊ သော။ ဘဂဝတော၊ မှ။ အညော၊ သော။ သမဏော ဝါ၊ သည်သော်လည်းကောင်း။ မြာဟ္မဏော ဝါ၊ သည်သော်လည်းကောင်း။ န စ အဟု၊ ဘူး။ န စ ဘဝိဿတိ၊ လတ္တံ့။ ဧတရဟိ၊ ဣံ။ န စ ဝိဇ္ဇတိ၊ မဟုတ်’။ ဣတိ-ဧဝံ၊ သို့။ ပသန္ဓော၊ ပါ၏’။ ဣတိ၊ သို့။ ဘာသိတာ၊ အပ်ပြီ။ ဂဟိတော၊ အပ်ပြီ။ နဒိတော၊ အပ်ပြီ။

☞ ‘သာရိပုတ္တရာ။* တေ၊ သည်။ [ဝိဒိတော၊ ဣစပ်။] အတိတံ၊ အတိတ်ဖြစ်သော။ အဒ္ဓါနံ၊ ကာလ၌။ အရဟန္တာ၊ ကိလေသာမြူမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူကြကုန်ပြီးသော။ သမ္မာသမ္ဗုဒ္ဓါ၊ မဘောက်မပြန် ကိုယ်တော်တိုင်သာ ဥပယုဂါးတန် တရားမှန်ကို ကော်ထိုးထွင်း၍ သိတော်မူကြကုန်သော။ ယေ တေ-ဘဂဝန္တော၊ အကြင်မြတ်စွာဘုရားတို့သည်။ အဟေသံ၊ ပွင့်တော်မူကြကုန်ပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ ဘဂဝန္တော၊ တို့ကို။ စေတသာ၊ သင်၏စိတ်ဖြင့်။ စေတော၊ မြတ်စွာဘုရားတို့၏စိတ်တော်ကို။ ပရိစ္စ၊ ပိုင်းခြား၍သိ၍။ ‘တေ ဘဂဝန္တော၊ ထိုမြတ်စွာဘုရားတို့သည်။ ဧဝံသိလာ၊ ဤသို့သောလောကီ၊ လောကုတ္တရာသီလရှိတော်မူကြကုန်သည်။ အဟေသံ၊ ဖြစ်တော်မူကြကုန်ပြီ။ ဣတိပိ၊ ဤသို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဓမ္မာ၊ ဤသို့သောလောကီ၊ လောကုတ္တရာ သမာဓိ၊ ဝိရိယ၊ သတိတရားရှိတော်မူကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံပညာ၊ ဤသို့သော လောကီ၊ လောကုတ္တရာပညာ ရှိတော်မူကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိဟာရိ၊ ဤသို့သော နိရောဓသမာပတ်ဖြင့် နေလေ့ရှိတော်မူကြကုန်သည်။ ဝါ၊ ဤသို့သော နေကြောင်းဖြစ်သော နိရောဓသမာပတ် ရှိတော်မူကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိမုတ္တာ၊ ဤသို့သော ငါးပါးသောဝိမုတ္တိတို့ဖြင့် ကိလေသာတို့မှလွတ်တော်မူကြကုန်ပြီးသည်။ အဟေသံ၊ ကုန်ပြီ။ ဣတိပိ၊ သို့လည်းကောင်း’။ ဝိဒိတာ ကိ၊ သိအပ်ကုန်လေသလော’။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ အာယသ္မာ သာရိပုတ္တော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ ကိ၊ သို့။ အဝေါစ၊ နည်း?)။ ‘ဘန္တောဘုရား။ ဧတံ-ဝိဒိယနံ၊ ဤသို့သိခြင်းသည်။ နော ဟိ ယုတ္တံ၊ မသင့်မြတ်ပါသည်သာ။ တနည်း-နော ဟိ ဝိဒိတာ၊ မသိအပ်ပါကုန်သည်သာ’။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်သာရိပုတ္တရာက လျှောက်ပြန်ပြီ။

† ‘သာရိပုတ္တရာ။ တေ၊ သည်။ အနာဂတံ၊ အနာဂတ်ဖြစ်သော။ အဒ္ဓါနံ၊ ကာလ၌။ အရဟန္တာ၊ ကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ ကုန်သော။ ယေ တေ-ဘဂဝန္တော၊ တို့သည်။ ဘဝိဿန္တိ၊ ပွင့်တော်မူကြကုန်လိမ့်လတ္တံ့။ သဗ္ဗေ၊ ကုန်သော။

* မှတ်ချက်။ ။ [ဤ ကိံ သာရိပုတ္တ-ဟုသောဝါကျ၌လည်း ကိံ တေ သာရိပုတ္တ-ဟု သမ္မသာဒနိယသုတ်၌ ရှိ၏။ ထိုပါဌ်သာ ကောင်း၏။]
† မှတ်ချက်။ ။ [ဤအရာ၌လည်း ကိံ ပန တေ သာရိပုတ္တ-ဟုရှိမှ သမ္မသာ ဒနိယသုတ်နှင့် ညီ၏။]

တေ ဘဂဝန္တော၊ တို့ကို။ စေတသ၊ ဖြင့်။ စေတော၊ ကို။ ပရိစ္စန္ဓါ၊ ‘တေ ဘဂဝန္တော၊ တို့သည်။ ဧဝံသီလာ၊ ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဣတိပိ၊ သို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဓမ္မော၊ ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဣတိပိ၊ သို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံပညော၊ ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဣတိပိ၊ သို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိဟာရီ၊ ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဣတိပိ၊ သို့လည်းကောင်း။ တေ ဘဂဝန္တော၊ တို့သည်။ ဧဝံဝိမုတ္တာ၊ ကုန်ပြီးသည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဣတိပိ၊ သို့လည်းကောင်း’။ ဝိဒိတာ ကိံ ပန၊ သိအပ်လေကုန်သလော’။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ ဧတံ-ဝိဒိယနံ၊ သည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်သာရိပုတ္တရာက လျှောက်ပြန်ပြီ။

“သာရိပုတ္တာ၊ ရာ။ တေ၊ သည်။ ဧတရဟိန္ဒူ၊ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ အဟံ၊ ငါဘုရားကို။ စေတသ၊ သင်၏စိတ်ဖြင့်။ စေတော၊ ငါဘုရား၏စိတ်ကို။ ပရိစ္စန္ဓါ၊ ‘ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧဝံသီလော၊ ၏။ ဣတိပိ၊ သို့လည်းကောင်း။ ဘဂဝါ၊ သည်။ ဧဝံဓမ္မော၊ ၏။ ဣတိပိ၊ သို့လည်းကောင်း။ ဘဂဝါ၊ သည်။ ဧဝံပညော၊ ၏။ ဣတိပိ၊ သို့လည်းကောင်း။ ဘဂဝါ၊ သည်။ ဧဝံဝိဟာရီ၊ ၏။ ဣတိပိ၊ သို့လည်းကောင်း။ ဘဂဝါ၊ သည်။ ဧဝံဝိမုတ္တာ၊ ၏။ ဣတိပိ၊ သို့လည်းကောင်း’။ ဝိဒိတာ ကိံ ပန၊ သိအပ်လေသလော’။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ နော ဟိ ဝိဒိတာ၊ မသိအပ်ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်သာရိပုတ္တရာက လျှောက်ပြန်ပြီ။

“သာရိပုတ္တာ၊ သာရိပုတ္တရာ။ * ဟိ၊ ထင်စွာပြတော်မူအံ့။ တေ၊ အား။ ဝါ၊ ၏။ အတိတာနာဂတဖစ္စုပ္ပန္နော၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော။ အရဟန္တေ သု၊ ကုန်သော။ သမ္မာသမ္ဗုဒ္ဓေ သု၊ ကုန်သော။ ဣတ္ထ-ဧတေ သု ဗုဒ္ဓေ သု၊ ဤမြတ်စွာဘုရားတို့၌။ စေတသ၊ သင်၏စိတ်ဖြင့်။ စေတော ပရိယာယဉာဏံ၊ မြတ်စွာဘုရားတို့၏စိတ်ကိုပိုင်းခြား၍ သိတတ်သောဉာဏ်သည်။ နတ္ထိ၊ မရှိခဲ့။ သာရိပုတ္တာ၊ ရာ။ အထ၊ ထိုသို့မရှိပါဘဲလျက်။ ကိဉ္ဇရဟိ၊ အဘယ်အကြောင်းကြောင့်။ တေ၊ သည်။ ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ ဘဂဝတိ၊ ဉ္စ။ ဧဝံ၊ သို့။ ပသန္တော၊ ပါ၏။ ကိံ၊ သို့။ ပသန္တော၊ နည်း?။ ‘သမ္ဗောဓိယံ၊ ဉ္စ။ ဘဂဝတော၊ ထက်။ ဘိယျောဘိညတရော၊ သော။ ဘဂဝတော၊ မှ။ အညော၊ သော။ သမဏော ဝါ၊ သည်သော်လည်းကောင်း။ မြာဟ္မဏော ဝါ၊ သည်သော်လည်းကောင်း။ န စ အဟု၊ ရှေး၌လည်းမဖြစ်ဘူး။ န စ ဘဝိဿတိ၊ အနာဂတ်၌လည်း မဖြစ်လတ္တံ့။ တေရဟိန္ဒူ၊ န စ ဝိဇ္ဇတိ၊ ဖြစ်ဆဲလည်းမဟုတ်’။ ဣတိ-ဧဝံ၊ သို့။ ပသန္တော၊ ပါ၏။ ဣတိ၊ သို့။ ဥဇ္ဇာရာ၊ သော။ အာသတိ၊ သော။ အယံ

* မှတ်ချက်။ [ဤဝါကျတွင် တေရဟိ တေ သာရိပုတ္တ-ဟု ပါဠိပျက်လျက် ရှိကြသည်။ ဣတ္ထိဟိ တေ သာရိပုတ္တ-ရှိမှ ပါထိကဝဂ် သမ္မာသဒ္ဓနိယသုတ် ပါဠိ၊ အဋ္ဌကထာနှင့် ညီညွတ်မည်။]

ဝါစာကို၊ ဘာသိတာ၊ နည်း။ ဧကံသော၊ကို။ ဝဟိတော၊ နည်း။ သီဟနာဒေါ၊
ကို။ နဒိတော၊ နည်း။”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။

၁၄၆။ “ဘန္တေ၊ဘုရား။ မေ၊ အား။ အတိတာနာဂတပစ္စုပ္ပန္နေသု၊ ကုန်သော။
အရဟန္တေသု၊ ကုန်သော။ သမ္မာသမ္ဗုဒ္ဓေသု၊ ကုန်သော။ ဗုဒ္ဓေသု၊တို့၌။ စေတော
ပရိယာယဉာဏံ၊သည်။ န ခေါ် အတ္ထိ၊ ရှိသည်မဟုတ်ပါ။အဝိစ၊ အဟုတ်အမှန်ကား။
မေ၊ သည်။ * ဓမ္မန္တယော၊သိအပ်၊ သိသင့်၊ သိထိုက်သော ဥပယုတရားအပေါင်းကို
မဘောက်မပြန် ဟုတ်မှန်သောအားဖြင့် ဆုံးဖြတ်တတ်သော ပစ္စုပ္ပန်ဉာဏ်သို့ အစဉ်
လိုက်တတ်သော အနုမာနဉာဏ်ကို။ ဝိဒိတော၊သိအပ်ပါပြီ။ ဘန္တေ၊ ဘုရား။ သေယျ
ထာပိ၊ မျက်မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်။ ရညော၊မင်း၏။
ပစ္စန္တိမံ၊အစွန်အဖျား၌ဖြစ်သော။ ဝါ၊ အစွန်အဖျား၌တည်ထောင်ဖန်ဆင်းအပ်သော။
နဝရံ၊ မြို့သည်။ ဒဠုဒ္ဓါရံ၊ မြို့မြို့တည်တံ့ အရှည်ခံသော တံခါးရှိသည်။ †ဒဠုဒ္ဓါပံ၊
တံတိုင်း၏ မြို့မြို့သည်၏အဖြစ်ကို အထက်အထက်သို့ရောက်စေတတ်သော တံတိုင်းခြေ
ရှိသည်။ ဒဠုပါကာရတောရဏံ၊မြို့မြို့တည်တံ့ အရှည်ခံသော မြို့ရိုးတံတိုင်း၊မြို့မြို့တည်တံ့
အရှည်ခံသော တံခါးဘောင်ရှိသည်။ ဧကန္တိရံ၊ တစ်ခုတည်းသော တံခါးရှိသည်။
ဝါ၊ တစ်ခုတည်းသောအပေါက်ရှိသည်။ (အဿ၊ ဖြစ်ရာ၏။) တတြ-တသ္မိံ နဝရေ
၌။ ပဏ္ဍိတော၊ဖြစ်သောပညာရှိသော။ ဝါ၊ ပညာဖြင့်ဖြစ်တတ်သော။ ဗျတ္တော၊ထင်စွာ
ပြုတတ်သော ဉာဏ်ပညာရှိသော။ မေဓာပိ၊အနက်အနဲ အခက်အခဲကို ဖျက်ခွဲတတ်
သောဉာဏ်ပညာရှိသော။ အညာတာနံ၊ မသိအပ်သောပုဂ္ဂိုလ်တို့ကို။ နိဝါရေတာ၊
တားမြစ်တတ်သော။ ဣတာနံ၊ သိအပ်သောပုဂ္ဂိုလ်တို့ကို။ ပဝေသေတာ၊သွင်းတတ်
သော။ ဝါ၊ဝင်စေတတ်သော။ ဒေါဝါရိကော၊ တံခါးစောင့် ဒရဝန်သည်။ အဿ၊
ရှိရာ၏။ သော- ဒေါဝါရိကော၊သည်။ တဿ နဝရဿ၊၏။ သမန္တာ၊ဝန်းကျင်
ပတ်လည်အရပ်တို့၌။ အနုပရိယာယပထံ၊အစဉ်အတိုင်းလှည့်လည်သွားလာရာဖြစ်သော
တံတိုင်းခြေခရီးလမ်းသို့။ အနုတ္တမ မာနော၊အစဉ်အားဖြင့်သွားသည်ရှိသော်။ပါကာရ
သန္တိ ဝါ၊ တံတိုင်းတို့၌ နှစ်ခုသော အုဠုတို့ ကွာရာအစပ်ကို သော်လည်းကောင်း။
ပါကာရပိဝရံ ဝါ၊ တံတိုင်းပေါက်ကိုသော်လည်းကောင်း။ န ပသေယျ၊ မမြင်ရရာ။
အန္တမသော၊အောက်ထစ်ပိုင်းခြား အဆုံး၌ယှဉ်သောအားဖြင့်။ ဗိဠုရနိက္ခမနမတ္တမ္ပိ၊
ကြောင်၏ထွက်လောက်ရုံမျှအတိုင်းအရှည်ရှိသော အပေါက်ကိုသော်လည်း။န ပသေ
ယျ၊ရာ။ တဿ-ဒေါဝါရိကဿ၊ အား။ ဧဝံ၊ ဤသို့သောစိတ်အကြံသည်။ အဿ
သေယျထာပိ၊ဖြစ်ရာသကဲ့သို့။ကို။သည်။အဿ၊နည်း။ “ယေကေစိ၊အလုံးစုံကုန်သော။

* မှတ်ချက်။ ။ [ဓမ္မန္တယော-ဟူသောပုဒ်ကို ယထာသဘာဝတော ဥပယု
ဓာဒရတိ နိစ္ဆိနောတိတိ ဓမ္မော၊ပစ္စုပ္ပန်ဉာဏ်။အနု ဧတိ တိအန္တယော၊အနုမာန
ဉာဏ်။ဓမ္မဿ အန္တယော ဓမ္မန္တယော၊ပစ္စုပ္ပန်ဉာဏဿ အနုအယော အနုဝန္တာ
ဥပ္ပန္တိ အနုမာနဉာဏ်-ဟု ဝစနတ္ထပြုအပ်၏။]

† မှတ်ချက်။ ။ [ဤ ဒဠုဒ္ဓါပံ-ဟူသော ပုဒ်သည် မူအစောင်စောင်တွင်
ကျလျက်ရှိကြသည်။ ရှိမှ့်သမ္ပသာဒနိယသုတ် ပါဠိ၊အဋ္ဌကထာနှင့် ညီမည်။]

ဩဇ္ဇာရိကာ၊ ဗျာဒိဋ္ဌာကုန်သော။ ပါဏာ၊ သတ္တဝါတို့သည်။ ဣမံ နဂရံ၊ ဤမြို့သို့။ ပဝိ
သန္တိ ဝါ၊ ဝင်သော်လည်း ဝင်ကြကုန်၏။ ဣမသ္မာ နဂရမှ၊ ဤမြို့မှ။ [ထည့်သည်။]
နိက္ခမန္တိ ဝါ၊ ထွက်သော်လည်း ထွက်ကြကုန်၏။ သဗ္ဗေ၊ ကုန်သော။ တေ-ပါဏာ၊
တို့သည်။ ဣမိနာ ဝ ဌါရေန၊ ဤတံခါးဖြင့်သာလျှင်။ ဝါ၊ ဤအပေါက်ဖြင့်သာလျှင်။ ဣမံ
နဂရံသို့။ [ထည့်သည်။] ပဝိသန္တိ ဝါ၊ ကုန်၏။ ဣမသ္မာ နဂရမှ၊ မှ။ [ထည့်သည်။]
နိက္ခမန္တိ ဝါ၊ ကုန်၏။ ဣတိ-ဝေ၊ သည်း။ အဿ သေယျထာဝါသို့။ ဘန္တေ၊ ဘုရား။
ဝေမေဝ ခေါ၊ ပုံစံနှိုင်းယူ ဤအတူသာလျှင်။ မေ၊ သည်။ မေန္တယော၊ ကို။ ဝိဒိတော၊
အပ်ပါ၏။ ကိ၊ သို့။ ဝိဒိတော၊ နည်း။ “ဘန္တေ၊ ဘုရား။ အတိတံ၊ သော။ အဒ္ဓါနံ၊
၎။ အရဟန္တာ၊ ကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ ကုန်သော။ ယေ တေ-ဘဂဝန္တော၊
တို့သည်။ အဟေသံ၊ ပွင့်တော်မူကြကုန်ပြီ။ သဗ္ဗေ၊ ကုန်သော။ တေ ဘဂဝန္တော၊
တို့သည်။ ပဉ္စ၊ ငါးပါးကုန်သော။ စေတသော၊ စိတ်၏။ ဝါ၊ စိတ်ကို။ ဥပက္ကိလေသေ၊
ကပ်၍ပူပန်စေတတ် နှိပ်စက်တတ်ကုန်သော။ ပညာယ၊ ကမ္မဿကတာပညာ၏။ ဒုဗ္ဗလီ
ကရဏေ၊ အားနည်းသည်၏အဖြစ်ကို ပြုတတ်ကုန်သော။ နိဝရဏေ၊ နိဝရဏတို့ကို။
ပဟာယ၊ ပယ်တော်မူကြကုန်၍။ စတုသု၊ လေးပါးကုန်သော။ သတိပဋ္ဌာနေသု၊ သတိ
ပဋ္ဌာန်တို့၌။ သုပတိဋ္ဌိတစိတ္တာ၊ ကောင်းစွာတည်သောစိတ် ရှိတော်မူကြကုန်သည်။
ဟုတွာ၊ ကုန်၍။ သတ္တ၊ နုနစ်ပါးကုန်သော။ ဗောဇ္ဈင်္ဂေ၊ ဗောဇ္ဈင်တို့ကို။ [သမ္မသာဒနိယ
သုတ်တွင် သမ္မောဇ္ဈင်္ဂေ-ဟုရှိ၏။] ယထာဘူတံ၊ အကြင်အကြင်မဘောက်မပြန် ဟုတ်
မှန်သည့် အတိုင်း။ ဝါ၊ မဘောက်မပြန် ဟုတ်မှန်သည်အားလျော်စွာ။ ဘာဝေတွာ၊
ဖြစ်စေတော်မူကြကုန်၍။ ဝါ၊ ပွားစေတော်မူကြကုန်၍။ အနုတ္တရံ၊ မိမိကိုလွန်သော
တရားမရှိသော။ ဝါ၊ မိမိထက်မြတ်သော တရားမရှိသော။ သမ္မာသမ္ဗောဓိံ၊ မဘောက်
မပြန် ဟုတ်မှန်စွာ သိတတ်သော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်ကို။
အဘိသမ္ဗုဒ္ဓိံ၊ သု၊ ထိုးထွင်း၍သိတော်မူကြကုန်ပြီ။ ဘန္တေ၊ ဘုရား။ အနာဂတံ၊ သော။
အဒ္ဓါနံ၊ ၎။ အရဟန္တာ၊ ကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ ကုန်သော။ ယေ တေ-ဘဂဝန္တော၊
တို့သည်။ ဘဝိသန္တိ၊ ကုန်လိမ့်လတ္တံ့။ သဗ္ဗေ၊ ကုန်သော။ တေ ဘဂဝန္တော၊
တို့သည်လည်း။ ပဉ္စ၊ ကုန်သော။ စေတသော၊ ၎င်း၏။ ဝါ၊ ကို။ ဥပက္ကိလေသေ၊ ကုန်သော။
ပညာယ၊ ၎င်း၏။ ဒုဗ္ဗလီကရဏေ၊ ကုန်သော။ နိဝရဏေ၊ တို့ကို။ ပဟာယ၊ ကုန်၍။ စတုသု၊
ကုန်သော။ သတိပဋ္ဌာနေသု၊ တို့၌။ သုပတိဋ္ဌိတစိတ္တာ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။
သတ္တံ၊ ကုန်သော။ ဗောဇ္ဈင်္ဂေ၊ တို့ကို။ ယထာဘူတံ၊ တိုင်း။ ဘာဝေတွာ၊ ကုန်၍။
အနုတ္တရံ၊ သော။ သမ္မာသမ္ဗောဓိံ၊ ကို။ အဘိသမ္ဗုဒ္ဓိံ၊ သန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘန္တေ၊
ဘုရား။ တေရဟိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။
ဘဂဝါပိ၊ သည်လည်း။ ပဉ္စ၊ ကုန်သော။ စေတသော၊ ၎င်း၏။ ဝါ၊ ကို။ ဥပက္ကိလေသေ၊
ကုန်သော။ ပညာယ၊ ၎င်း၏။ ဒုဗ္ဗလီကရဏေ၊ ကုန်သော။ နိဝရဏေ၊ တို့ကို။ ပဟာယ၊
မူ၍။ စတုသု၊ ကုန်သော။ သတိပဋ္ဌာနေသု၊ တို့၌။ သုပတိဋ္ဌိတစိတ္တာ၊ သည်။ ဟုတွာ၊ မူ၍။
သတ္တံ၊ ကုန်သော။ ဗောဇ္ဈင်္ဂေ၊ တို့ကို။ ယထာဘူတံ၊ တိုင်း။ ဘာဝေတွာ၊ ၎င်း၏။ အနုတ္တရံ၊
သော။ သမ္မာသမ္ဗောဓိံ၊ ကို။ အဘိသမ္ဗုဒ္ဓိံ၊ သု၊ ထိုး ထွင်း၍သိတော်မူပါပြီ။ ဣတိ၊ သို့။
ဝိဒိတော၊ ပါပြီ။”။ ဣတိ၊ သို့။ အဝေါ၊ ပြီ။

၁၄၇။ တဂဝါသည်။ တကြာဝိ-တိဿံ နာဠန္ဒာယံဝိ၊ ထိုနာဠန္ဒမြို့၌လည်း။
 [သုဒိ-သဒ္ဓါကား နိပါတ်မျှသာ။] ပါဝါရိကဗ္ဗဝနေ၊ ပါဝါရိကသေဋ္ဌေး၏ သရက်
 ဥယျာဉ်၌။ ဝိဟရိတွာ၊ နေတော်မူပြီး၍။ ဗဟုလံ၊ ကုန်သော။ ဘိက္ခုနံ၊ တို့အား။ ဓမ္မိံ၊
 သော။ ဧဝဒေဝ ကထံကိုသာလျှင်။ ဗဟုလံ၊ စွာ။ ကရောတိ၊ ၎င်း။ ကိံ၊ သို့။ ကရောတိ၊
 နည်း။ “သီလံသည်။ ဣတိ၊ ၎င်း။ သမာဓိ၊ သည်။ ဣတိ၊ ၎င်း။ ပညာ၊ သည်။ ဣတိ၊ ၎င်း။
 သီလပရိဘာဝိတော၊ သော။ သမာဓိ၊ သည်။ မဟပ္ပလော၊ သည်။ မဟာနိသံသော၊
 သည်။ ဟောတိ၊ ၎င်း။ သမာဓိပရိဘာဝိတော၊ သော။ ပညာ၊ သည်။ မဟပ္ပလော၊ သည်။
 မဟာနိသံသော၊ သည်။ ဟောတိ၊ ၎င်း။ ပညာပရိဘာဝိတံ၊ သော။ စိတ္တံ၊ သည်။ သမ္မ
 ဒေဝ၊ သာလျှင်။ အာသဝေဟိ၊ တို့မှ။ ဝိမုစ္စတိ၊ ၎င်း။ သေယျထိဒံ၊ တို့နည်း။ ကာမာသဝါ၊
 မှလည်းကောင်း။ ဘဝါသဝါ၊ မှလည်းကောင်း။ အဝိဇ္ဇာသဝါ၊ မှလည်းကောင်း။
 ဝိမုစ္စတိ၊ ၎င်း။ ဣတိ-ဣမေ၊ တို့ပေတည်း”။ ဣတိ၊ သို့။ ကရောတိ၊ မူ၏။

ခုသီလအာဒိနဝ

၁၄၈။ အထ-ပစ္စာ၊ နာဠန္ဒမြို့ဝယ်နေတော်မူပြီးရာ ကာလမှနောက်၌။ တဂဝါ၊
 သည်။ နာဠန္ဒာယံ၊ နာဠန္ဒမြို့၌။ ယထာဘိရန္တံ၊ အကြင်ကြင်အလိုတော်အတိုင်း။ ဝါ၊
 အလိုတော်အားလျော်စွာ။ ဝိဟရိတွာ၊ နေတော်မူပြီး၍။ အာယသ္မန္တံ အာနန္ဒာကို။
 အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “အာနန္ဒာ၊ နှာ။ တံ၊ သည်။ အာ၊
 လိုက်ခဲ့လော့။ မယံ၊ တို့သည်။ ယာမာသွားကြကုန်စို့။ တနည်း-အာယာမာလာ လိုက်
 ခဲ့ သွားကြကုန်စို့။ တနည်း-အ ယာမာသွားကြကုန်စို့။ ယေန-ဌာနေနာ၌။ ပါဠိလိ
 ဝါမော၊ ပါဠိလိရွာသည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေနာ၊ ထိုပါဠိလိရွာရှိရာအရပ်သို့။ ဥပသင်္ဂံ
 မိဿာမာချဉ်းကပ်ကြကုန်စို့”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ (ဧဝံ၊ သို့။ ဝံ၊ တေ။ မြတ်စွာ
 ဘုရားက မိန့်တော်မူအပ်သည်ရှိသော်။) အာယသ္မာအာနန္ဒော၊ သည်။ “ဘန္တေ၊ ဘုရား။
 ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ တဂဝတော၊ အား။ ပစ္စသောသိ၊ ပြီ။ အထ-တသ္မိံ
 ကာလေ၊ အသျှင်အာနန္ဒာက ဝန်ခံရာ ထိုအခါ၌။ တဂဝါ၊ သည်။ မဟဘာ၊ သော။
 ဘိက္ခုသံဃေန၊ နှင့်။ သဗ္ဗိံ၊ ကျွ။ ယေန-ဒိသာဘာဂေန၊ အကြင်အရပ်မျက်နှာအဘို့ဖြင့်။
 ပါဠိလိဝါမော၊ ပါဠိလိရွာသို့။ အဝသရိတဗ္ဗော၊ ရောက်အပ်၏။ တံ-ဒိသာဘာဂံ၊
 ထိုအရပ်မျက်နှာအဘို့ဖြင့်။ ပါဠိလိဝါမံ၊ သို့။ အဝသရိ၊ ရောက်တော်မူပြီ။ ပါဠိလိ
 ဝါမိယာ၊ ပါဠိလိရွာ၌ဖြစ်ကြကုန်သော။ ဝါ၊ ပါဠိလိရွာဟူသော နေရာရှိကြကုန်သော။
 ဝါ၊ ပါဠိလိရွာသားဖြစ်ကြကုန်သော။ ဥပါသကာ၊ သီတင်းသည် ဒါယကာတို့သည်။
 အသောသံ၊ ကြာသိကြကုန်ပြီ။ တနည်း-အသောသံ ခေါ၊ ကြားသိကြကုန်သည်သာ။
 ကိံ၊ သို့။ အသောသံ၊ နည်း။ “တဂဝါ၊ သည်။ ပါဠိလိဝါမံ၊ သို့။ အနုပ္ပတ္တော
 ကိရ၊ အစဉ်အားဖြင့်ရောက်လာတော်မူသတတ်။ ဝါ၊ အစဉ်အားဖြင့်ရောက်လာတော်
 မူပြီတဲ့”။ ဣတိ၊ သို့။ အသောသံ၊ ကုန်ပြီ။ တနည်း-အသောသံ ခေါ၊ ကုန်သည်သာ။
 အထ-ပစ္စာ၊ ကြားသိကြပြီးရာကာလမှနောက်၌။ ပါဠိလိဝါမိယာ၊ ကုန်သော။
 ဥပါသကာ၊ တို့သည်။ ယေန-ဌာနေနာ၌။ တဂဝါ၊ သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေနာ

သို့။ ဥပသင်္ကခိံ သု၊ ကုန်၏။ ဥပသင်္ကမိတွာ၊ ကုန်ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိဒိံ သု၊ ကုန်၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိန္ဒာ ခေါ၊ ကုန်ပြီးသော။ ပါဠိလိဂါမိယာ၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း?။ “ဘန္တေ၊ မြတ်စွာဘုရား။ ဘဂဝံ၊ သည်။ နော၊ တို့၏။ အာဝသထာဂါရံ၊ ဧည့်သည်တို့၏ ရှေးရှုလာ၍နေရာဖြစ်သော အိမ်ကို။ ဝါ၊ ဧည့်သည်တို့၏ ရှေးရှုလာ၍နေရာဖြစ်သော စရပ်ကို။ အမိဝါသေတု၊ ကိုယ်တော်အထက်သို့ ဝန်တက်၍နေစေတော်မူပါလော။ ဝါ၊ သည်းခံတော်မူပါလော့”။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။ ဘဂဝါ၊ သည်။ တုဏှိဘာဝေန၊ စကားတို့ မချေ ဆိတ်ဆိတ်နေတော်မူသည်၏အဖြစ်ဖြင့်။ အမိဝါသေသိ၊ ကိုယ်တော်အထက်သို့ ဝန်တက်၍နေစေတော်မူပြီး ဝါ၊ သည်းခံတော်မူပြီ။ အထတသ္မိံ ကာလေ၊ မြတ်စွာဘုရား၏ ကိုယ်တော်အထက်သို့ ဝန်တက်၍နေစေတော်မူရာထိုအခါ၌။ ပါဠိလိဂါမိယာ၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ ဘဂဝတော၊ ၏။ အမိဝါသနံ၊ ကိုယ်တော်အထက်သို့ ဝန်တက်၍နေစေတော်မူခြင်းကို။ ဝိဒိတွာ၊ ကုန်၍။ အာသနာ၊ မှ။ ဥဋ္ဌာယ၊ ကုန်၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ပဒက္ခိဏံ၊ ကို။ ကတွာ၊ ကုန်၍။ ယေန-ဌာနေန၊ ဌ။ အာဝသထာဂါရံ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကခိံ သု၊ ကုန်၏။ ဥပသင်္ကမိတွာ၊ ကုန်ပြီး၍။ အာဝသထာဂါရံ၊ ကို။ *သဗ္ဗသန္တရိံ၊ အလုံးစုံသော ခင်းကျင်းရှိသည်ကိုပြု၍။ ဝါ၊ အလုံးစုံခင်းအပ်ပြီးသည်ကိုပြု၍။ ဝါ၊ အလုံးစုံသောခင်းကျင်းရှိလောက်အောင်။ ဝါ၊ အလုံးစုံခင်းအပ်ပြီးဖြစ်လောက်အောင်။ သန္တရိတွာ၊ ခင်းကြံကုန်ပြီး၍။ အာသနာနိ၊ နေရာတို့ကို။ ပညပေတွာ၊ ခင်းကြံကုန်ပြီး၍။ ဥဒကမဏိကံ၊ ရေအိုးစရည်းကြီးကို။ ပတိဋ္ဌာပေတွာ၊ တည်စေကြကုန်ပြီး၍။ တေလပဒိပံ၊ တောက်ပတတ်သောဆီမီးကို။ အာရောပေတွာ၊ တင်ကြကုန်ပြီး၍။ ဝါ၊ ညှိထွန်းကြကုန်ပြီး၍။ ယေန-ဌာနေန၊ ဌ။ ဘဂဝါ၊ သည်။

* မှတ်ချက်။ ။ [ဤပါဠိလိဂါသို့ ကြွသွားခဏ်းပါဠိဝယ် သဗ္ဗသန္တရိံ သန္တတံ အာဝသထာဂါရံ သန္တရိတွာ - ဟူ၍၎င်း၊ သဗ္ဗသန္တရိံ သန္တတံ ဘန္တေ အာဝသထာဂါရံ-ဟူ၍၎င်း ရှေ့နောက် ကမောက်ကမ ပျက်လျက် ရှိကြ၏။ အဋ္ဌကထာများလည်း ထို့အတူပင်ပျက်လျက်ရှိကြ၏။ သဗ္ဗသန္တရိံ အာဝသထာဂါရံ သန္တရိတွာ-ဟု ရှေ့ပါဠိရှိမှ မှန်မည်။ သဗ္ဗသန္တရိံ ဘန္တေ အာဝသထာဂါရံ သန္တတံ-ဟု နောက်ပါဠိရှိမှ မှန်မည်။ ဤရှေ့ပါဠိ၊ နောက်ပါဠိနှစ်ရပ်တို့တွင် သဗ္ဗသန္တရိံ-ဟူသောရှေ့ပါဠိနှင့် သဗ္ဗသန္တရိံ-ဟူသော နောက်ပါဠိများကား အလုံးစုံတူကြ၏။ ရှေးသန္တရိတွာ ပါဠိနှင့် နောက် သန္တတံ-ပါဠိများသည်လည်း သဘောချင်းတူကြ၏။ တွာ-ပစ္စည်းနှင့် တ-ပစ္စည်းမျှသာ ထူးကြ၏။ သန္တတံ-ဟူသော နောက်ပါဠိကိုမြင်၍ သဗ္ဗသန္တရိံ-ဟူသော ရှေ့ပါဠိနောင် သန္တတံ ပါဠိကို ထည့်ကြဟန်ရှိ၏။ မထည့်သင့်။ ဝိနည်းမဟာဝဂ္ဂ တေသဇ္ဇက္ခန္ဓကဋ္ဌ သဗ္ဗသန္တရိံ အာဝသထာဂါရံ သန္တရိတွာ-ဟု ပါဠိရှိ၏။ သန္တတံ-ပုဒ်မပါ၊ နောက်ဝါကျ၌ သဗ္ဗသန္တရိံ

အတ္ထိ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိံသု၊ ကုန်၏။ ဥပသင်္ကမိတွာ၊ ကုန်ပြီး၍။
 ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ အဋ္ဌံသု၊ ကုန်၏။
 ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ ဌိတာ ခေါ၊ ကုန်ပြီးသော။ ပါဠိလိဂါမိယာ၊ ကုန်သော။
 ဥပါသကာ၊ တို့သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီး။ ကိံ၊ သို့။
 အဝေါစုံ၊ ကုန်သနည်း။ “ဘန္တေ၊ ဘုရား။ အာဝသထာဂါရံ၊ ကို။ သဗ္ဗသန္တရိံ၊ မြို့၍။
 ဝါ၊ အောင်။ သန္တတံ၊ *ခင်းအပ်ပါပြီ။ အာသနာနိ၊ တို့ကို။ ပညတ္တာနိ၊ ခင်းထားအပ်
 ပါကုန်ပြီ။ ဥဒကမဏိကော၊ ကို။ ပတိဋ္ဌာပိတော၊ အပ်ပါပြီ။ ဧတလပဒိပေါ၊ ကို။ အာ
 ရောပိတော၊ အပ်ပါပြီ။ ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ ယဿ-ဂမနဿ၊ ၏။
 ကာလံ၊ ကို။ မညတိ၊ ပါ၏။ ဒါနိဌံ၊ တဿ-ဂမနဿ၊ ၏။ ကာလံ၊ ကို။ ဘဂဝါ၊
 သည်။ ကရောတု၊ မူပါလော့”။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီး။ အထ-တသ္မိံ၊ ကာလော၊
 ပါဠိလိဂ္ဂာဌ်နေကြကုန်သော ဥပါသကာတို့က လျှောက်ထားရာ ထိုအခါ၌။ ဘဂဝါ၊
 သည်။ သာယန္တသမယံ၊ နေ့၏နောက်ဆုံးဖြစ်သောအခါ၌။ ဝါ၊ ညနေချမ်းအခါ၌။
 နိဝါသေတွာ၊ သင်းပိုင်ကိုထက်အောက်ပြောင်းပြန် ပြန်လှန်ဝယ်တော်မူပြီး၍။ ပတ္တ
 စိဝရံ၊ ကို။ အာဒါယ၊ မူ၍။ ဘိက္ခုသံသောန၊ နှင့်။ သဗ္ဗိံ၊ ကွ။ ယေန-ဌာနေန၊ ဌ။
 အာဝသထာဂါရံ၊ သည်။ အတ္ထိ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ မူ၏။ ဥပသင်္က
 မိတွာ၊ မူပြီး၍။ ပါဒေ၊ ခြေတော်တို့ကို။ ပက္ခာလေတွာ၊ ဆေးတော်မူပြီး၍။ အာဝ
 သထာဂါရံ၊ သို့။ ပဝိသိတွာ၊ မူပြီး၍။ မဇ္ဈိမံ၊ အလယ်ဖြစ်သော။ တန္တံ၊ တိုင်ကို။
 နိဿာယ၊ မှီတော်မူ၍။ ပုရတ္တာဘိမုခေါ၊ အရှေ့မျက်နှာအရပ်သို့ရှေးရှုမျက်နှာတော်
 မူလျက်။ နိသီဒိ၊ ထိုင်နေတော်မူပြီး။ ဘိက္ခုသံသောပိ၊ ရဟန်းအပေါင်းသည်လည်း။
 ပါဒေ၊ တို့ကို။ ပက္ခာလေတွာ၊ ပြီး၍။ အာဝသထာဂါရံ၊ သို့။ ပဝိသိတွာ၊ ပြီး၍။
 ပစ္ဆိမံ၊ အနောက်ဖြစ်သော။ ဘိတ္တိံ၊ နိရံကို။ နိဿာယ၊ ၍။ ဘဂဝန္တမေဝ၊ မြတ်စွာ
 ဘုရားကိုသာလျှင်။ ပုရက္ခတွာ၊ ရှေ့၌ထား၍။ ဝါ၊ ရှေ့သွားပြု၍။ ပုရတ္တာဘိမုခေါ၊
 မူလျက်။ နိသီဒိ၊ ပြီ။ ပါဠိလိဂါမိယာ၊ ကုန်သော။ ဥပါသကာပိ၊ တို့သည်လည်း။
 ပါဒေ၊ တို့ကို။ ပက္ခာလေတွာ၊ ကုန်ပြီး၍။ အာဝသထာဂါရံ၊ သို့။ ပဝိသိတွာ၊ ကုန်ပြီး
 ၍။ ပုရတ္တိမံ၊ အရှေ့ဖြစ်သော။ ဘိတ္တိံ၊ ကို။ နိဿာယ၊ ကုန်၍။ ဘဂဝန္တမေဝ၊ ကိုသာ

ဘန္တေ အာဝသထာဂါရံ-ဟု ဤမျှသာရှိ၏။ သန္တတံ-ပုဒ်မပါ။ အာဝသထာ
 ဂါရံ-ပုဒ်နောင် သန္တတံ-ပုဒ်ပါမှ သင့်လျော်မည်။ သဗ္ဗသန္တရိန္တိ ယထာ
 သဗ္ဗံ သန္တရိတံဟောတိ၊ ဧဝံ သန္တရိတွာ။ (မဟာပရိနိဗ္ဗာနသုတ် အဋ္ဌက
 ထာ၊ ဝိနည်းမဟာဝါ ဘေသဇ္ဇကုန္ဒကအဋ္ဌကထာ၊ ပါထိကဝဂ် သင်္ဂီတိ
 သုတ် အဋ္ဌကထာ။) သန္တတံ-ပုဒ်အရာ၌ကား သန္တရိတံ-ဟူ၍၎င်း၊ သန္တတံ-
 ဟူ၍၎င်း ဓာတွန်ကြေ၊ မကြေ နှစ်မျိုးရှိကြ၏။ တ-ပစ္စည်း၊ တိပစ္စည်းနှောင်းရာ
 ၌ ရကာရော စ-သုတ်ဖြင့် ဓာတွန်အကြေများ၏။

သန္တတန္တိ သန္တရိ၊ သဗ္ဗံ သန္တရိ သဗ္ဗသန္တရိ၊ တံ သဗ္ဗသန္တရိံ၊ ဘာ
 ဝနပုံသကနိဋ္ဌေသော စာယံ။ ဧတနာဟ ယထာ သဗ္ဗံ သန္တရိတံ ဟော
 တိ၊ ဧဝန္တိ။ (၎င်းဋီကာ)။ (သန္တရဏံ သန္တရိ၊ သဗ္ဗော သကလော

လျှင်၊ ပုရက္ခတ္တဘ၊ ကုန်၍၊ ပစ္စိမာဘိမုခ၊ အနောက်မျက်နှာအရပ်သို့ ရှေးရှုမျက်နှာ မူကြကုန်လျက်၊ နိသီဒိံသု၊ ထိုင်နေကြကုန်ပြီ။

၁၄၉။ အထ-တသ္မိံကာလေ၊ မြတ်စွာဘုရား၏ ပါဠလိရွာ ဧည့်သည်တို့၏ ရှေး ရှုလာ၍ နေရာဖြစ်သောစရပ်၌ နေတော်မူရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ ပါဠလိ ဂါ မိယေ၊ ကုန်သော။ ဥပါသကေ၊ တို့ကို။ အာမန္တေသိ၊ မူပြီး ကိံ သို့။ အာမန္တေသိ၊ နည်း။ “ဂဟပတယော၊ အိမ်ရှင်သူကြွယ်တို့။ ဒုဿီလဿ၊ သီလမရှိသော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏။ သီလဝိပတ္တိယာ၊ သီလ၏ပျက်စီးခြင်း၌။ အာဒိနဝါ၊ အပြစ်တို့ သည်။ ဣမေ ပဉ္စ၊ ဤငါးပါးတို့ပေတည်း။ ဒုဿီလဿ၊ သော။ ပုဂ္ဂလဿ၊ ၏။ သီလ ဝိပတ္တိယာ၊ ၌။ အာဒိနဝါ၊ တို့သည်။ ကတမေ ပဉ္စ၊ အဘယ်ငါးပါး တို့ပေနည်း။ တနည်း-ပဉ္စ၊ ကုန်သော။ ကတမေ အာဒိနဝါ၊ တို့သည်။ ဒုဿီလဿ၊ သော။ ပုဂ္ဂလဿ၊ ၏။ သီလဝိပတ္တိယာ၊ ၌။ အာဒိနဝါ၊ အပြစ်တို့ပေနည်း။ ဂဟပတယော၊ အိမ်ရှင်သူကြွယ်တို့။ ဒုဿီလော၊ သီလမရှိသော။ သီလဝိပန္နော၊ ပျက်စီးသော သီလ ရှိသော။ ပုဂ္ဂလော၊ သည်။ ပမာဒါမိကရဏံ၊ မေ့လျော့ခြင်း ဟူသော အကြောင်း ကြောင့်။ မဟတိံ၊ များစွာသော။ ဘောဂဇာနိံ၊ စည်းစိမ်၏ ယုတ်လျော့ခြင်းသို့။ ဝါ၊ ခံစားအပ်သောဥစ္စာ၏ ယုတ်လျော့ခြင်းသို့။ နိဂစ္ဆတိ၊ ရောက်ရ၏။ ဒုဿီလဿ၊ သော။ ပုဂ္ဂလဿ၊ ၏။ သီလဝိပတ္တိယာ၊ ၌။ ပဌမော၊ ရှေးဦးစွာသော။ အာဒိနဝေါ၊ အပြစ်သည်။ အဟံ၊ ဤစည်းစိမ်၏ယုတ်လျော့ခြင်းပေတည်း။ တနည်း-အဟံ အာဒိ နဝေါ၊ ဤစည်းစိမ်၏ ယုတ်လျော့ခြင်းဟူသော အပြစ်သည်။ ဒုဿီလဿ၊ သော။ ပုဂ္ဂလဿ၊ ၏။ သီလဝိပတ္တိယာ၊ ၌။ ပဌမော၊ သော။ အာဒိနဝေါ၊ အပြစ်ပေတည်း။ [နောက်နောက်သော ဝါကျများကိုလည်း ဤနည်းချည်းသာ နှစ်နည်းစီ၊ နှစ်နည်းစီ ယောဇနာရမည်။]

ဂဟပတယော၊ တို့။ ပုန စ ပရံ၊ တမျိုးတခြား အပြစ်များကိုလည်း ပိုင်းခြား တဘန် ဟောတော်မူခဲ့ပြန်အံ့။ တနည်း-ပုန၊ တဘန်။ အပရံ၊ တပါးသော။ အာဒိ နဝဉ္စ၊ အပြစ်ကိုလည်း။ အဟံ၊ သည်။ ဘာသိဿာမိ၊ မှတ်မှတ်သားသား သိထင်

သန္တရိ ဧတ္ထာတိ သဗ္ဗသန္တရိ။ ဘာဝနပုံသကနိဓ္ဓေသောယံ။ တေနာဟ ယထာ သဗ္ဗံ သန္တတံ ဟောတိ ဝေန္တိ။ (ပါထိကဝဂ် သင်္ဂီတိသုတ်ဋီကာ။) သဗ္ဗသန္တရိံ အာဝသထာဂါရံ သန္တရိတွာတိ ဧတ္ထ သန္တရဏံ သန္တရိ၊ သဗ္ဗော သကလော သန္တရိ ဧတ္ထာတိ သဗ္ဗသန္တရိ။ အထဝါ၊ သန္တတန္တိ သန္တရိ၊ သဗ္ဗံ သန္တရိ သဗ္ဗသန္တရိ၊ တံ သဗ္ဗသန္တရိံ။ ဘာဝနပုံသက နိဓ္ဓေ သော စာယံ။ ယထာ သဗ္ဗမေဝ သန္တတံ ဟောတိ၊ ဧဝံ သန္တရိတွာတိ အတ္ထော။ (ဘေသဇ္ဇကုန္ဒက တေရသကဏ်ဋီကာ။)

ဟံသာဝတီတိုက်ရိုက် ပါဠိ၊ အဋ္ဌကထာမူများ၌ သဗ္ဗသန္တရိံ-ပါဠိအရာ ဝယ် သဗ္ဗသန္တရံ-ဟု အကာရန္တနှင့် ပါဠိရှိ၏။ သို့ရှိသော်လည်း အဋ္ဌကထာ၊ ဋီကာများ၌ ဣကာရန္တပါဠိကိုသာ ဘွဲ့လျှောက်ရှိ၏။]

ရှားအောင် အကျယ်အားဖြင့် ဟောထားတော်မူပေအံ့။ တုမော့တို့သည်။ သုဏ္ဍာ
 ထာ အာရုံမြားမြောင် ကြားမချောင်ဘဲ နားထောင်ကြကုန်လော့။ ဒုဿီလဿ၊
 သော။ သီလဝိပန္နဿ၊ သော။ ပုဂ္ဂလဿ၊ အား။ ဝါ၊၏။ ပါပကော၊ ယုတ်မာ
 သော။ ကိတ္တိသဇ္ဈေါ၊ ပြောဆိုထုတ်ဖော် ကြွေးကြော်ဘွဲ့နွဲ့ ကဲ့ရဲ့အပ်သော ကျော်
 စောသံသည်။ အတ္တုဂ္ဂစ္ဆတိ၊ နတ်ပြည်မဆံ့ ပျံ့နှံ့တက်၏။ အယံ၊ ဤမကောင်း
 သတင်း ကျော်စောခြင်းသည်။ ဒုဿီလဿ၊ သော။ ပုဂ္ဂလဿ၊ ၏။ သီလဝိပတ္တိ
 ယာ၊၌။ ဒုတိယော၊ နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော။ အာဒိနဝေါ၊ပေတည်း။

ဂဟပတယော၊ တို့။ ပုန စ ပရံ၊ တမျိုးတခြား အပြစ်များကိုလည်း ပိုင်းခြား
 တာဘန် ဟောတော်မူခဲ့ပြန်အံ့။ ဒုဿီလော၊ သော။ သီလဝိပန္နော၊ သော။
 ပုဂ္ဂလော၊ သည်။ ယံ ယဒေဝ ပရိသံ၊ အကြင်အကြင် ပရိသတ်သို့သာလျှင်။ ဥပ
 သင်္ကမတိ၊ ကပ်ရောက်၏။ ခတ္တိယပရိသံ ယဒိ၊ မင်းပရိသတ်သို့သော်လည်းကောင်း။
 [ယဒိ-သဒ္ဓါ၊များကား ဝိကပ္ပနတ္ထဇောတကနိပါတ်ပုဒ်များတည်း။] ဗြာဟ္မဏပရိသံ
 ယဒိ၊ ပုဏ္ဏား ပရိသတ်သို့သော်လည်းကောင်း။ ဂဟပတိပရိသံ ယဒိ၊ အိမ်ရှင်သူကြွယ်
 ပရိသတ်သို့သော်လည်းကောင်း။ သမဏပရိသံ ယဒိ၊ ရဟန်းပရိသတ် သို့သော်လည်း
 ကောင်း။ ဥပသင်္ကမတိ၊ ၏။ တံ တံ ပရိသံ၊ ထိုထိုပရိသတ်သို့။ အဝိသာရဒေါ၊
 ရှံရှာသည်။ ဝါ၊ ကြောက်ရွံ့သည်။ မင်္ဂုဘူတော၊ မျက်နှာမလှ အရှက်ရသည်ဖြစ်၍
 ဖြစ်သည်။ ဟုတ္တု၊၍။ ဥပသင်္ကမတိ၊၏။ အယံ-အာဒိနဝေါ၊ ထိုထိုပရိသတ်သို့
 ကြောက်ကြောက်ရွံ့ရွံ့ ချဉ်းကပ်ရခြင်းဟူသော ဤအပြစ်သည်။ ဒုဿီလဿ၊ သော။
 ပုဂ္ဂလဿ၊၏။ သီလဝိပတ္တိယာ၊၌။ တတိယော၊သော။ အာဒိနဝေါ၊ပေတည်း။

ဂဟပတယော၊တို့။ ပုန၊ ဘန်။ အပရံ၊ သော။ အာဒိနဝဉ္စိ၊ ကိုလည်း။ အဟံ
 သည်။ ဘာသိဿာမိ၊ မူပေအံ့။ တုမော့တို့သည်။ သုဏ္ဍာထာ၊ ကုန်လော့။ ဒုဿီလော၊
 သော။ သီလဝိပန္နော၊သော။ ပုဂ္ဂလော၊သည်။ သဗ္ဗုဇ္ဇော၊ ပြင်းစွာ တွေဝေသည်။
 ဟုတ္တု၊၍။ ကာလံ၊ အယုတ်ကို။ ဝါ၊ ဇိဝိတိန္ဒြေကို ပစ်ချရာအခါကို။ ဝါ၊ သေရာ
 အခါကို၊ ကရောတိ၊ ပြုရ၏။ အယံ၊ ဤသို့ တွေတွေဝေဝေ သေရခြင်းသည်။ ဒုဿီ
 လဿ၊ သော။ ပုဂ္ဂလဿ၊ ၏။ သီလဝိပတ္တိယာ၊၌။ စတုတ္ထော၊ သော။ အာဒိနဝေါ၊
 ပေတည်း။

၂၁၅ ဂဟပတယော၊တို့။ ပုန စ ပရံ၊ မူပေအံ့။ ဒုဿီလော၊သော။ သီလဝိပန္နော၊သော။
 ပုဂ္ဂလော၊သည်။ ကာယဿ၊ ဥပါဒိန္နကခန္ဓကိုယ်၏။ ဘေဒါ၊ ပျက်ရာဖြစ်သော။
 မရဏာ၊သေရာအခါမှ။ ပရံ၊နောက်ဖြစ်သော အသစ်ဖြစ်သောခန္ဓာကို ယူဆခဏ၌။
 အပါယံ၊သုခ၏လာရာကောင်းမှုသတ္တိမှကင်းသော။ ဒုဂ္ဂတိ၊ဒုက္ခ၏ ဖြစ်ရာဖြစ်သော။
 ဝါ၊မကောင်းသော ဂတိဟုဆိုအပ်သော။ ဝါ၊ မကောင်းသောကံသည် ဖြစ်စေအပ်
 သော ဂတိဟုဆိုအပ်သော။ ဝိနိပါတံ၊ မကောင်းမှုကို ပြုသောသူတို့၏ မိမိအလို
 ကင်းလျက် ကျရောက်ရာ ဖြစ်သော။ ဝါ၊ သုခအပေါင်းမှ ဖရိုဖရဲ ပျက်စီးလျက်
 ကျရောက်ရာဖြစ်သော။ ဝါ၊ သုခအပေါင်းမှ အထူးထူးအပြားပြား ကျရောက်ရာ

ဖြစ်သော။ နိရယံ၊ နိရဲသို။ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်ရ၏။ အယံ၊ ဤနိရဲသိုကပ်၍ ဖြစ်ရခြင်း သည်။ ဒုဿီလဿ၊ သော။ ပုဂ္ဂလဿ၊ ၎င်း။ သီလဝိပတ္တိယာ၊ ဌ။ ပဋ္ဌမော၊ သော အာဒိနဝေါ၊ ပေတည်း။

တနည်း။ ။အယံ အာဒိနဝေါ၊ နိရဲသိုကပ်၍ဖြစ်ရခြင်းဟူသော ဤအပြစ်သည်။ ဒုဿီလဿ၊ သော။ ပုဂ္ဂလဿ၊ ၎င်း။ ပဋ္ဌမော၊ သော။ အာဒိနဝေါ၊ ပေတည်း။ ဂဟပတယော၊ တို့။ ဒုဿီလဿ၊ သော။ ပုဂ္ဂလဿ၊ ၎င်း။ သီလဝိပတ္တိယာ၊ ဌ။ အာဒိနဝေါ တို့သည်။ ဣမေ ပဋ္ဌ၊ တို့ပေတည်း။

တနည်း။ ။ဂဟပတယော၊ တို့။ ဣမေ အာဒိနဝေါ၊ တို့သည်။ ဒုဿီလဿ၊ သော။ ပုဂ္ဂလဿ၊ ၎င်း။ သီလဝိပတ္တိယာ၊ ဌ။ ပဋ္ဌ၊ ကုန်သော။ အာဒိနဝေါ၊ တို့ပေတည်း။

သီလဝန္တအာနိသံသ

၁၅၀။ ဂဟပတယော၊ တို့။ ပဋ္ဌ၊ ကုန်သော။ ဣမေ အာနိသံသာ၊ ဤချီးမွမ်း အပ်သောအကျိုးတို့သည်။ သီလဝတော၊ သီလရှိသော။ ပုဂ္ဂလဿ၊ ၎င်း။ သီလသမ္ပဒါယ သီလနှင့်ပြည့်စုံခြင်း၌။ အာနိသံသာ၊ ချီးမွမ်းအပ်သောအကျိုးတို့ပေတည်း။

တနည်း။ ။ဂဟပတယော၊ တို့။ သီလဝတော၊ သော။ ပုဂ္ဂလဿ၊ ၎င်း။ သီလ သမ္ပဒါယ၊ ဌ။ အာနိသံသာ၊ တို့သည်။ ဣမေ ပဋ္ဌ၊ တို့ပေတည်း။ ပဋ္ဌ၊ ကုန်သော။ ကတမေ အာနိသံသာ၊ တို့သည်။ သီလဝတော၊ သော။ ပုဂ္ဂလဿ၊ ၎င်း။ သီလသမ္ပဒါယ၊ ဌ။ အာနိ သံသာ၊ တို့ပေတည်း။

တနည်း။ ။သီလဝတော၊ သော။ ပုဂ္ဂလဿ၊ ၎င်း။ သီလသမ္ပဒါယ၊ ဌ။ အာနိသံသာ တို့သည်။ ကတမေ ပဋ္ဌ၊ တို့ပေတည်း။ ဂဟပတယော၊ တို့။ ဣမေ- ဣမသ္မိံ လောကေ၊ ဌ။ သီလဝေါ၊ သီလရှိသော။ သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံသော။ ပုဂ္ဂလော၊ သည်။ အပ္ပမာဒါမိကရဏံ၊ မဓေုလျော့ခြင်းဟူသော အကြောင်းကြောင့်။ မဟန္တံ၊ များစွာ သော။ တောဂက္ခန္ဓံ၊ စည်းစိမ်အစုကို။ ဝါ၊ ခံစားအပ်သောဥစ္စာအစုကို။ အဓိဂစ္ဆတိ၊ ရ၏။ အယံ၊ ဤစည်းစိမ်အစုကိုရခြင်းသည်။ သီလဝတော၊ သော။ ပုဂ္ဂလဿ၊ ၎င်း။ သီလ သမ္ပဒါယ၊ ဌ။ ပဋ္ဌမော၊ သော။ အာနိသံသော။ ချီးမွမ်းအပ်သော အကျိုးပေတည်း။

တနည်း။ ။အယံ အာနိသံသော၊ စည်းစိမ်အစုကိုရခြင်းဟူသော ဤအကျိုးသည်။ သီလဝတော၊ သော။ ပုဂ္ဂလဿ၊ ၎င်း။ သီလသမ္ပဒါယ၊ ဌ။ ပဋ္ဌမော၊ သော။ အာနိသံသော၊ ပေတည်း။

ဂဟပတယော၊ တို့။ ပုန စ ပရံ၊ တမျိုးတခြား အကျိုးများကိုလည်း ပိုင်းခြားတဘန် ဟောတော်မူခဲ့ပြန်အံ့။

တနည်း။ ။ပုန၊ ဘန်။ အပရံ၊ သော။ အာနိသံသံ စ၊ ချီးမွမ်းအပ်သောအကျိုး ကိုလည်း။ အဟံ၊ သည်။ ဘာသိသာမိ၊ မူပေအံ့။ တုမော၊ တို့သည်။ သုဏာထ၊ ကုန် လော့။ သီလဝတော၊ သော။ သီလသမ္ပန္နဿ၊ သီလနှင့်ပြည့်စုံသော။ ပုဂ္ဂလဿ၊ အာ။

ဝါ၊ ၏။ ကလျာဏော၊ ကောင်းသော။ ကိတ္တိသဒ္ဓေါ၊ ပြောဆိုထုတ်တော် ကြွေး
ကြော်ချီးမွမ်းအပ်သော အသံသည်။ ဥဂ္ဂစ္ဆတိ၊ နတ်ပြည်မဆံ့ ပျံ့နှံ့တက်၏။ အယံ၊
ဤပြောဆိုထုတ်တော် ကြွေးကြော်ချီးမွမ်းအပ်သောအသံ၏ တက်ခြင်းသည်။ သီလ
ဝတော၊ သော။ ပုဂ္ဂလဿ၊ ၏။ သီလသမ္ပဒါယ၊ ဌ။ ဒုတိယော၊ သော။ အာနိသံ
သော၊ ပေတည်း။

ဂဟပတယော၊ တို့။ ပုန၊ဘနံ၊ အပရံ၊ သော။ အာနိသံသံ စ၊ ကိုလည်း။ အဟံ၊
သည်။ ဘာသိဿာမိ၊ မူပေအံ၊ တုမှော၊ တို့သည်။ သုဏာထ၊ ကုန်လော့။ သီလဝါ၊
သော။ သီလသမ္ပန္နော၊ သော။ ပုဂ္ဂလော၊သည်။ ယံ ယဒေဝ ပရိသံ၊ သို့သာလျှင်။
ဥပသက်မတိ၊ ၏။ ခတ္တိယပရိသံ ယဒိ၊ သို့သော်လည်းကောင်း။ ဗြာဟ္မဏပရိသံ ယဒိ၊
သို့သော်လည်းကောင်း။ ဂဟပတိပရိသံ ယဒိ၊ သို့သော်လည်းကောင်း။ သမဏပရိသံ
ယဒိ၊ သို့သော်လည်းကောင်း။ ဥပသက်မတိ၊ ၏။ တံ တံ ပရိသံ၊ သို့။ ဝိသာရဒေါ၊
ရှံရှာခြင်းကင်း ရဲတင်းသောစိတ်ရှိသည်။ အမက္ခံဘူတော၊ မျက်နှာသာယာသည် ဖြစ်၍
ဖြစ်သည်။ ဟုတွာ၊ ၍။ ဥပသက်မတိ၊ ၏။ အယံ အာနိသံသော၊ ပရိသတ်သို့မကြောက်
မရွံ့ ချဉ်းကပ်ရခြင်းဟူသော ဤအကျိုးထူးသည်။ သီလဝတော၊ သော။ ပုဂ္ဂလဿ၊ ၏။
သီလသမ္ပဒါယ၊ ဌ။ တတိယော၊ သော။ အာနိသံသော၊ ပေတည်း။

ဂဟပတယော၊ တို့။ ပုန စ ပရံ၊ တမျိုးတခြား အကျိုးများကိုလည်း ပိုင်းခြား
တဘန် ဟောထားတော်မူခဲ့ပြန်အံ့။ သီလဝါ၊ သော။ သီလသမ္ပန္နော၊ သော။ ပုဂ္ဂလော၊
သည်။ အသမ္ပုဇ္ဇော၊ မတွေမဝေသည်။ ဟုတွာ၊ ၍။ ကာလံ၊ ကို။ ကရောတိ၊ ၏။ အယံ
အာနိသံသော၊ မတွေမဝေ သေရခြင်းဟူသော ဤချီးမွမ်းအပ်သော အကျိုးသည်။
သီလဝတော၊ သော။ ပုဂ္ဂလဿ၊ ၏။ သီလသမ္ပဒါယ၊ ဌ။ စတုတ္ထော၊ သော။
အာနိသံသော၊ ပေတည်း။

ဂဟပတယော၊ တို့။ ပုန၊ဘနံ။ အပရံ၊ သော။ အာနိသံသံ စ၊ ကိုလည်း။ အဟံ၊
သည်။ ဘာသိဿာမိ၊ မူပေအံ၊ တုမှော၊ တို့သည်။ သုဏာထ၊ ကုန်လော့။ သီလဝါ၊ သော။
သီလသမ္ပန္နော၊ သော။ ပုဂ္ဂလော၊သည်။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ၊
ပရံ၊ ဌ။ သုဂတိံ၊ သုခ၏ဖြစ်ရာဖြစ်သော။ ဝါ၊ ကောင်းသောဂတိဟု ဆိုအပ်သော။
ဝါ၊ ကောင်းသောကံသည် ဖြစ်စေအပ်သော ဂတိဟု ဆိုအပ်သော။ သဂ္ဂံ၊ ငါးပါး
အာရုံ ကာမဂုဏ်တို့ဖြင့် လွန်စွာမြတ်သော။ လောကံ၊ နတ်ပြည်သို့။ ဥပပဇ္ဇတိ၊
ကပ်၍ ဖြစ်ရ၏။ အယံ၊ ဤနတ်ပြည်သို့ ကပ်၍ဖြစ်ရခြင်းသည်။ သီလဝတော၊ သော။
ပုဂ္ဂလဿ၊ ၏။ သီလသမ္ပဒါယ၊ ဌ။ ပဉ္စမော၊ သော။ အာနိသံသော၊ ပေတည်း။ ဂဟ
ပတယော၊ တို့။ ပဉ္စ၊ ကုန်သော။ ဣမေ အာနိသံသော၊ ဤဆိုအပ်ခဲ့ပြီးသော ချီးမွမ်းအပ်
သောအကျိုးတို့သည်။ သီလဝတော၊ သော။ ပုဂ္ဂလဿ၊ ၏။ သီလသမ္ပဒါယ၊ ဌ။
အာနိသံသော၊ တို့ပေတည်း။

တနည်း။ ။ ဂဟပတယော၊ တို့။ ဣမေ အာနိသံသော၊ တို့သည်။ သီလဝတော၊
သော။ ပုဂ္ဂလဿ၊ ၏။ သီလသမ္ပဒါယ၊ ဌ။ ပဉ္စ၊ ကုန်သော။ အာနိသံသော၊ တို့ပေတည်း။”။
ဣတိ၊ သို့။ အာမန္တသိ၊ မူပြီ။

၁၅၁။ အထ-ပစ္စာ၊ မိန့်တော်မူပြီးရာကာလမှနောက်၌။ ဘဂဝါ၊ သည်။ ပါဠိလိဂါမိယော၊ ကုန်သော။ ဥပါသကော၊ တို့ကို။ မဟုဒေဝ၊ များစွာသာလျှင်ဖြစ်သော။ ရတ္တိံ၊ ည၌ပတ်လုံး။ ဓမ္မိယာ၊ တရားရှိသော။ ဝါ၊ တရား၌ယှဉ်သော။ ဝါ၊ တရားအားလျော်သော။ ကထာယ၊ စကားဖြင့်။ သန္တဿေတွာ၊ ပစ္စုပ္ပန်၊ သံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာရှုမြင်စေတော်မူပြီး၍။ ဝါ၊ ပစ္စုပ္ပန်၊ သံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာ ပြတော်မူပြီး၍။ သမာဒါပေတွာ၊ ကုသိုလ်တရားတို့ကို ကောင်းစွာယူစေတော်မူပြီး၍။ ဝါ၊ ကုသိုလ်တရားတို့၌ ဆောက်တည်စေတော်မူပြီး၍။ သမုတ္တေဇေတွာ၊ ကုသိုလ်တရားတို့၌ ကောင်းစွာထက်သန်စေတော်မူပြီး၍။ သမ္ပဟံသေတွာ၊ ဥဿာဟအထူးဂုဏ်ကျေးဇူးဖြင့် ကောင်းစွာ အပြားအားဖြင့် ရွှင်မြူးအေးတက်စေတော်မူပြီး၍။ ဥယျောဇေသိ၊ လွှတ်တော်မူလိုက်ပြီ။ ကိံ ဝစနံ၊ အဘယ်စကားကို။ ဝတွာ၊ မိန့်တော်မူ၍။ ဥယျောဇေသိ၊ သနည်း?။ “ဂဟပတယော၊ တို့။ ရတ္တိံ၊ ည၌သည်။ အဘိက္ကန္တာ ခေါ၊ လွန်ပြီးသည်သာ။ ဝါ၊ ကုန်ပြီးသည်သာ။ ဒါနိ၊ ၌။ တုမှောတို့သည်။ ယဿ-ဂမနဿ၊ အကြင်သွားခြင်း၏။ ကာလံ၊ အခါကို။ မညထ၊ သိကြကုန်၏။ တဿ-ဂမနဿ၊ ၏။ ကာလံ၊ ကို။ တုမှယေဝ၊ တို့သည်သာလျှင်၊ ကရောထ၊ ကုန်လော့”။ ဣတိ-ဣဒံ ဝစနံ၊ ဘို။ ဝတွာ၊ မူ၍။ ဥယျောဇေသိ၊ ပြီ။ (ဧဝံ၊ သို့။ ဝတ္ထေ၊ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။) ပါဠိလိဂါမိယာ၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ ဘဂဝတော၊ ၏။ ဝစနံ၊ ကို။ ပဋိသုတွာ၊ ကုန်ပြီး၍။ အာသနာ၊ မှ။ ဥဋ္ဌာယ၊ ကုန်ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ပဒက္ခိဏံ၊ ကို။ ကတွာ၊ ကုန်ပြီး၍။ ပက္ကမိံသု၊ ဖဲသွားကြကုန်ပြီ။ အထ-ပစ္စာ၊ ဥပါသကာတို့ ဖဲသွားပြီးရာကာလမှနောက်၌။ ဘဂဝါ၊ သည်။ ပါဠိလိဂါမိယေသု၊ ကုန်သော။ ဥပါသကေသု၊ တို့သည်။ အဓိရပတ္တန္တေသု၊ ဖဲသွားကြကုန်ပြီးသော ဥပါသကာတို့အား ကြာမြင့်သောကာလမရှိကုန်သေးမီ။ ဝါ၊ ဖဲသွားပြီးရာကာလမှစ၍ မကြာမြင့်ကုန်သေးမီ။ သုညာဂါရံ၊ လူ့ရှင်တို့မှကင်းဆိတ်သော ကျောင်းသို့။ ပါဝိသိ၊ ဝင်တော်မူပြီ။

ပါဠိလိပုတ္တနဂရမာပန

၁၅၂။ (ယေန-သမယေန၊ အကြင်အခါ၌။ ဘဂဝါ၊ သည်။ ပါဠိလိဂါမေ၊ ၌။ အာဝသထာဂါရေ၊ ၌။ ဝိဟာသိ၊ နေတော်မူပြီ။) ဧတေန ခေါ၊ ဝန သမယေန၊ မြတ်စွာဘုရား၏ ပါဠိလိရွာ ဧည့်သည်တို့၏ ရှေးရှုလာ၍ နေရာဖြစ်သော စရပ်ဝယ် နေတော်မူရာ ထိုအခါ၌။ မဂဓမဟာမတ္တာ၊ မဂဓမင်း၏ အမတ်ကြီးဖြစ်ကုန်သော။ ဝါ၊ မဂဓတိုင်း၌ များသောအစိုးရခြင်း အတိုင်းအရှည်ရှိကုန်သော။ ဝါ၊ မဂဓတိုင်း၌ များသောအစိုးရခြင်း၊ နှစ်သက်ခြင်း၏အကြောင်းဖြစ်သော စည်းစိမ်အဆောက်အဦး ရှိကြကုန်သော။ သုနိဝေဿကာရာ၊ သုနိဝေ၊ ဝဿကာရာတို့သည်။ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့ကို။ ဝါ၊ ဝဇ္ဇိမင်းတို့၏ အခွန်အတုတ်တို့ကို။ ပဋိဗ္ဗာဟာယ၊ တားမြစ် ကန့်ကွက် ပယ်ဖျက်ခြင်း ၎င်း။ ပါဠိလိဂါမေ၊ ပါဠိလိရွာ၌။ နဂရံ၊ မြို့ကို။ မာပေန္တိ၊ တည်ထောင်ဘန်ဆင်းကြ

ကုန်၏။ (ယေန သမယေန၊ ဤ။ မဂဓမဟာမတ္တာ၊ ကုန်သော။ သုနိဝေဿကာရာ။
 တို့သည်။ ဝတ္ထုနံ၊ တို့ကို။ ပရိဂ္ဂဏန္တိ၊ ပရိဂ္ဂဏန္တိ၊ ဝတ္ထုနံ၊ တို့ကို။ မာပေန္တိ၊
 ကုန်၏။) တေန သမယေန၊ မဂဓမင်း၏ အမတ်ကြီးဖြစ်ကုန်သော သုနိဝေဿကာရာ
 တို့၏ ပါဠိလိဂ္ဂာဉ္စ မြှောက်ကြရာ ထိုအခါ၌။ သမ္ပဟုလော၊ များစွာကုန်သော။ ဒေဝတာ၊
 နတ်တို့သည်။ သဟဿသေဝ၊ သဟဿသေဝ၊ ဒေဝ၊ အစုတစ်ထောင်စီ အစုတစ်ထောင်
 စီဖြစ်၍သာလျှင်။ တနည်း- သဟဿသေဝ၊ သဟဿသေဝ၊ ဒေဝ၊ တစ်ထောင်စီ
 တစ်ထောင်စီသော အစုအားဖြင့်သာလျှင်။ ပါဠိလိဂါမေဉ္စ၊ ဝတ္ထုနံ၊ အိမ်တည်ရာ
 မြေအရပ်တို့ကို။ ပရိဂ္ဂဏန္တိ၊ သိမ်းပိုက်ကြကုန်၏။ ယသ္မိံ ပဒေသေ၊ အကြင်အရပ်၌။
 မဟေသက္ခာ၊ များသောအစိုးရသောသူဟူ၍ ဆိုအပ်ကုန်သော။ ဝါ၊ ကြီးသောတန်းခိုး
 ရှိကုန်သော။ ဒေဝတာ၊ နတ်တို့သည်။ ဝတ္ထုနံ၊ အိမ်တည်ရာမြေအရပ်တို့ကို။ ပရိဂ္ဂဏန္တိ၊
 သိမ်းပိုက်ကြကုန်၏။ တတ္ထ-တသ္မိံ ပဒေသေ၊ ထိုအရပ်၌။ မဟေသက္ခာနံ၊ ကုန်သော။
 ရညံ၊ မင်းတို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ မင်းတို့၏ အမတ်ကြီးတို့၏လည်း
 ကောင်း။ နိဝေသနာနိ၊ အိမ်တို့ကို။ မာပေတုံ၊ တည်ထောင်ဘန်ဆင်းခြင်းငှါ။ (ဝတ္ထု
 ဝိဇ္ဇာပါဠိကာနံ၊ အိမ်ရာမြေကြန်အတတ်ကို ပါဠိတတ်ကုန်သောဆရာတို့၏။ စိတ္တာနိ၊
 စိတ်တို့သည်။ နမန္တိ၊ ညွတ်ကြကုန်၏။

တနည်း။ ။ တတ္ထ-တသ္မိံ ပဒေသေ၊ ဤ။ ဒေဝတာ၊ တို့သည်။ (ဝတ္ထုဝိဇ္ဇာပါဠိကာနံ၊
 အိမ်ရာမြေကြန်အတတ်ကို ပါဠိတတ်ကုန်သော ပညာရှိတို့၏။ သရီရေ၊ ကိုယ်၌။
 အဓိမုစ္စိတွာ၊ ပူးဝင်ကြကုန်၍။) [အဋ္ဌကထာမှ သုံးပုဒ်ဆောင်၍ ယောဇနာသည်။]
 မဟေသက္ခာနံ၊ ကုန်သော။ ရညံ၊ တို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ တို့၏လည်း
 ကောင်း။ နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊ ငှါ။ စိတ္တာနိ၊ စိတ်တို့ကို။ နမန္တိ၊
 ညွတ်စေကြကုန်၏။ [နောက်နောက်သော ဝါကျ များကိုလည်း ဤကဲ့သို့ပင်
 နှစ်နည်းစီ၊ နှစ်နည်းစီ ယောဇနာရမည်။] ယသ္မိံ ပဒေသေ၊ ဤ။ မဇ္ဈိမာ၊ အလယ်
 အလတ်၌ဖြစ်ကုန်သော။ ဒေဝတာ၊ တို့သည်။ ဝတ္ထုနံ၊ တို့ကို။ ပရိဂ္ဂဏန္တိ၊ ကုန်၏။
 တတ္ထ-တသ္မိံ ပဒေသေ၊ ဤ။ မဇ္ဈိမာနံ၊ ကုန်သော။ ရညံ၊ တို့၏လည်းကောင်း။ ရာဇမဟာ
 မတ္တာနံ၊ တို့၏လည်းကောင်း။ နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊ ငှါ။ (ဝတ္ထုဝိဇ္ဇာပါဠိ
 ကာနံ၊ တို့၏။) စိတ္တာနိ၊ တို့သည်။ နမန္တိ၊ ကုန်၏။ ယသ္မိံ ပဒေသေ၊ ဤ။ နိစာ၊ ယုတ်ညံ့
 အောက်ကျကုန်သော။ ဒေဝတာ၊ တို့သည်။ ဝတ္ထုနံ၊ တို့ကို။ ပရိဂ္ဂဏန္တိ၊ ကုန်၏။ တတ္ထ-
 တသ္မိံ ပဒေသေ၊ ဤ။ ဒေဝတာ၊ တို့သည်။ (ဝတ္ထုဝိဇ္ဇာပါဠိကာနံ၊ တို့၏။ သရီရေ၊
 အဓိမုစ္စိတွာ၊ ကုန်၍။) နိစာနံ၊ ကုန်သော။ ရညံ၊ တို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံ၊
 တို့၏လည်းကောင်း။ နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊ ငှါ။ စိတ္တာနိ၊ တို့ကို။ နမန္တိ၊
 ညွတ်စေကြကုန်၏။ ဘဂဝါ၊ သည်။ ဒိဗ္ဗေန၊ နတ်၌ဖြစ်သော ပသာဒစက္ခုနှင့်တူသော။
 ဝါ၊ ဒိဗ္ဗဝိဟာရ၏အစွမ်းအားဖြင့် ရအပ်သော။ ဝါ၊ ဒိဗ္ဗဝိဟာရ၌မှီသော။ ဝါ၊ ကစား
 နေကြောင်းဖြစ်သော။ ဝါ၊ ဆန့်ကျင်ဘက်ကို အောင်နိုင်လိုသော။ ဝါ၊ ခေါ်ဝေါ်
 ပြောဆိုကြောင်းဖြစ်သော။ ဝါ၊ တောက်ပတတ်သော။ ဝါ၊ သူတော်ကောင်းတို့
 သည် ချီးမွမ်းအပ်သော။ ဝါ၊ သူတော်ကောင်းတို့သည် နှစ်သက်အပ်သော။ ဝါ၊
 မငြိမကပ် ပြေးသွားတတ်သော။ ဝါ၊ မြင်နိုင်ခဲ့သောရူပါရုံကို မြင်ခြင်းငှါ စွမ်းနိုင်

သောဝိသုဗ္ဗေန၊ ဥစ္ဆေဒအယု၊ နဝသတ္တိပါတုဘာဝအဂ္ဂုမှ ကင်းဝေးစင်ကြယ်သော။
 ဝါ၊ တစ်ဆယ့်တစ်ဘေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော။ အတိက္ကန္တ
 မာနုသကေန၊ လူတို့၏ဥစ္စာဖြစ်သော ရူပါရုံကိုလွန်သော။ ဝါ၊ လူတို့၏ဥစ္စာဖြစ်သော
 ဒဿနူပစာကိုလွန်သော။ ဝါ၊ လူတို့၏ဥစ္စာဖြစ်သော မံသစက္ခုကိုလွန်သော။ စက္ခု
 နာ၊ ပသာဒစက္ခုနှင့်တူသော အသိညာဉ်ဉာဏ်ဖြင့်။ ဝါ၊ ရူပါရုံကိုထင်စွာပြုတတ်သော
 အသိညာဉ်ဉာဏ်ဖြင့်။ တာ ဒေဝတာယော၊ တို့ကို။ သဟဿသေဝ၊ အစုတစ်
 ထောင်စီ၊ အစုတစ်ထောင်စီဖြစ်၍သာလျှင်။ တနည်း-သဟဿသေဝ၊ တစ်ထောင်စီ
 တစ်ထောင်စီသော အစုံအားဖြင့်သာလျှင်။ ပါဠိလိဂါမေ၊ ဌ။ ဝတ္ထုနိ၊ တို့ကို။ ပရိဂ္ဂ
 ဏန္တိယော၊ သိမ်းပိုက်ကြသည်တို့ကို။ အဒ္ဓသာ၊ မြင်တော်မူရပြီ။ တနည်း-အဒ္ဓသာ
 ခေါ်၊ မြင်တော်မူရပြီးသည်သာ။

တနည်း။ သဟဿသေဝ၊ သာလျှင်။ ပါဠိလိဂါမေ၊ ဌ။ ဝတ္ထုနိ၊ တို့ကို။
 ပရိဂ္ဂဏန္တိယော၊ သိမ်းပိုက်ကြကုန်သော။ တာ ဒေဝတာယော၊ တို့ကို။ အဒ္ဓသာ၊ မူရပြီ။
 တနည်း-အဒ္ဓသာ ခေါ်၊ ပြီးသည်သာ။ အထ-ပစ္စိ၊ မြင်တော်မူပြီးရာကာလမှနောက်
 ၌။ ဘဂဝါ၊ သည်။ ရတ္တိယာ၊ ညဉ့်၏။ ပစ္စုသသမယံ၊ မိုးသောက်ခါနီး လင်းအား
 ကြီးအချိန်၌။ ပစ္စုဋ္ဌာယ၊ စောစောထတော်မူ၍။ အာယသ္မန္တိ အာနန္ဒ၊ ကို။ အာမန္တေ
 သိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “အာနန္ဒ၊ န္ဒာ။ ကော၊ အဘယ် ပုဂ္ဂိုလ်
 သည်။ ပါဠိလိဂါမေ၊ ဌ။ နဂရံ၊ ကို။ မာပေတိ န ခေါ်၊ တည်ထောင် ဘန်ဆင်းသ
 နည်း”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဧဝံ၊ သို့။ ဂုတ္တေ၊ သော်။ အာယသ္မာ အာနန္ဒော
 သည်။ တဂဝန္တံ၊ ကို။ ဧဝံ-ဝစနံ၊ ကို။ အဝေါ၊ ပြီ။ ကိံ၊ သို့။ အဝေါ၊ နည်း?။)
 “ဘန္တေ၊ ဘုရား။ မဂမဟာမတ္တာ၊ ကုန်သော။ သုနိဓဝဿကာရာ၊ တို့သည်။ ဝဇ္ဇိနံ၊
 တို့ကို။ ပဋိဗာဟာယ၊ ငှါ။ ပါဠိလိဂါမေ၊ ဌ။ နဂရံ၊ ကို။ မာပေန္တိ၊ ပါကုန်၏”။ ဣတိ၊
 သို့။ အဝေါ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒ၊ န္ဒာ။ သေယျထာပိ၊ မျက်
 မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်။ တာဝတိံသေဟိ၊ တာဝ
 တိံသာဘုံ၌ ဖြစ်ကြကုန်သော။ ဝါ၊ တာဝတိံသာဘုံ၌ နေကြကုန်သော။ ဒေဝေဟိ၊
 နတ်တို့နှင့်။ သဗ္ဗိ၊ ကျ။ မန္တေတွာ၊ တိုင်ပင်နှိုးနှောကြကုန်၍။ မာပေန္တိ သေယျထာပိ၊
 ကုန်သကဲ့သို့။ အာနန္ဒ၊ န္ဒာ။ ဧဝ မေဝ ခေါ်၊ ပုံစံနှိုင်းယူ ဤအတူသာလျှင်။ မဂမဟာ
 မတ္တာ၊ ကုန်သော။ သုနိဓဝဿကာရာ၊ တို့သည်။ ဝဇ္ဇိနံ၊ တို့ကို။ ပဋိဗာဟာယ၊ ငှါ။
 ပါဠိလိဂါမေ၊ ဌ။ နဂရံ၊ ကို။ မာပေန္တိ၊ ကုန်၏။ အာနန္ဒ၊ န္ဒာ။ ဣမာဤနေဉ္စ၊ ဝါ၊ ယနေဉ္စ။
 အဟံ၊ ငါဘုရားသည်။ ဒိဗ္ဗေန၊ သော။ ဝိသုဗ္ဗေန၊ သော။ အတိက္ကန္တမာနုသကေန၊
 သော။ စက္ခုနာ၊ ဖြင့်။ သမ္ပဟုလာ၊ ကုန်သော။ သဟဿသေဝ၊ သာလျှင်။ ပါဠိလိဂါ
 မေ၊ ဌ။ ဝတ္ထုနိ၊ တို့ကို။ ပရိဂ္ဂဏန္တိယော၊ ကုန်သော။ ဒေဝတာယော၊ တို့ကို။ အဒ္ဓသာ၊
 မူရပြီ။ အာနန္ဒ၊ န္ဒာ။ ယသ္မိံ-ပဒေသော ၌။ မဟေသက္ခာ၊ ကုန်သော။ ဒေဝတာ၊ တို့
 သည်။ ဝတ္ထုနိ၊ တို့ကို။ ပရိဂ္ဂဏန္တိ၊ ကုန်၏။ တတ္ထိ-တသ္မိံပဒေသော ၌။ မဟေသက္ခာနံ၊
 ကုန်သော။ ရညံ၊ တို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ တို့၏လည်းကောင်း။
 နိဓဝသနာနိ၊ တို့ကို။ မာပေတံ၊ ငှါ။ (ဝတ္ထုပိဇ္ဇာပါဌကာနံ၊ တို့၏။) ဝိတ္တာနိ၊ တို့သည်။

နမန္တိ၊ ကုန်၏။ ယသ္မိံ ပဒေသေ၊ ဤ။ မဇ္ဈိမာ၊ ကုန်သော။ ဒေဝတာ၊ တို့သည်။ ဝတ္ထု၊ နိ၊
 တို့ကို၊ ပရိဂ္ဂဏန္တိ၊ ကုန်၏။ တတ္ထ-တသ္မိံ ပဒေသေ၊ ဤ။ ဒေဝတာ၊ တို့သည်။ (ဝတ္ထု၊ ပိဇ္ဇာ
 ပါဠိကောနံ၊ တို့၏။ သရီ၊ ရှေ့။ အဓိမုတ္တိတ္တာ၊ ကုန်၍။) မဇ္ဈိမာနံ၊ ကုန်သော။ ရညံ၊ တို့၏
 လည်းကောင်း၊ ရာဇမဟာမတ္တာနံ၊ တို့၏လည်းကောင်း။ နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊
 ငှါ။ စိတ္တာနိ၊ တို့ကို။ နမန္တိ၊ ကုန်၏။ ယသ္မိံ ပဒေသေ၊ ဤ။ နိစာ၊ ကုန်သော။ ဒေဝတာ၊
 တို့သည်။ ဝတ္ထု၊ နိ၊ တို့ကို။ ပရိဂ္ဂဏန္တိ၊ ကုန်၏။ တတ္ထ-တသ္မိံ ပဒေသေ၊ ဤ။
 နိစာနံ၊ ကုန်သော။ ရညံ၊ တို့၏ လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ တို့၏လည်း
 ကောင်း။ နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊ ငှါ။ (ဝတ္ထု၊ ပိဇ္ဇာပါဠိကောနံ၊ တို့၏။)
 စိတ္တာနိ၊ တို့သည်။ နမန္တိ၊ ကုန်၏။ အာနန္ဒ၊ နန္ဒာ။ အရိယ-ယတနံ၊ အရိယလူမျိုး
 တို့၏ သက်ရောက်ရာအရပ်သည်။ ဝါ၊ မဂဓလူမျိုးတို့၏ သက်ရောက်ရာအရပ်
 သည်။ ဝါ၊ မြတ်သောအရပ်၌ နေကြကုန်သော လူမျိုးတို့၏ သက်ရောက်ရာအရပ်
 သည်။ ဝါ၊ မဂဓတိုင်း၌ နေကြကုန်သော လူမျိုးတို့၏ သက်ရောက်ရာအရပ်သည်။
 ယာဝတာ၊ အကြင်မျှလောက်အတိုင်းအရှည်ရှိ၏။ [အရိယံ အာယတနံ-ဟု ရှိသော
 ပါဠိကား မသင့်။] ဝဏိပ္ပယော၊ ဘောက်ကား ရောင်း၊ ဝယ် ကုန်သွယ်ခြင်း၏
 အကြောင်းဖြစ်သော အရပ်သည်။ ဝါ၊ ကုန်သည်တို့၏ အကြောင်းဖြစ်သော အရပ်
 သည်။ ယာဝတာ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိ၏။ ဣဒံ-နဂရံ၊ ဤမြို့သည်။
 (တေသံ အရိယာယတနဝဏိပ္ပယာနံ၊ ထိုအရိယလူမျိုးတို့၏ သက်ရောက်ရာအရပ်၊
 ဘောက်ကား ရောင်း၊ ဝယ်ကုန်သွယ်ခြင်း၏ အကြောင်းဖြစ်သော အရပ်တို့တွင်။)
 ပါဠိလိပုတ္တံ၊ ပါဠိလိပုတ်အမည်ရှိသော။ ပုဇ္ဇဘေဒနံ၊ ဥစ္စာထုပ်ကို ဖျက်ရာဖြစ်သော။
 ဝါ၊ ဥစ္စာထုပ်ကိုဖြေရာဖြစ်သော။ အဂ္ဂနဂရံ၊ မြတ်သောမြို့သည်။ ဝါ၊ မြို့မြတ်သည်။
 ဘဝိဿတိ၊ ဖြစ်လိမ့်လတ္တံ့။ အာနန္ဒ၊ နန္ဒာ။ ပါဠိလိပုတ္တံ၊ ပါဠိလိပုတ်မြို့အား။ [ခေါ
 သဒ္ဓါ-ပဒပူရဏမျှသာ။] အဂ္ဂိတောဝါ၊ မီးကြောင့်လည်းကောင်း။ ဥဒကတောဝါ၊
 ရေကြောင့်လည်းကောင်း။ မိထုဘေဒါဝါ၊ အချင်းချင်း ကွဲပြားဖျက်စီးခြင်းကြောင့်
 လည်းကောင်း။ (ပါဠိလိပုတ္တံ၊ ပါဠိလိပုတ်မြို့သည်။ နသိဿတိ၊ ဖျက်စီးလိမ့်လတ္တံ့။)
 [အဋ္ဌကထာမှ နှစ်ပုဒ်ဆောင်၍ ယေဝဇနာသည်။] ဣတိ၊ သို့။ တယော၊ သုံးပါးကုန်
 သော။ အန္တရာယာ၊ အန္တရာယ်တို့သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဣတိ၊ သို့။
 အဝေါ၊ မူပြီ။

၁၅၃။ အထ-တသ္မိံ ကာလေ၊ ပါဠိလိရွာဝယ် မြို့ကိုဘန်ဆင်းကြရာ ထိုအခါ၌။
 မဂဓမဟာမတ္တာ၊ မဂဓမင်း၏အမတ်ကြီးဖြစ်ကုန်သော။ ဝါ၊ မဂဓတိုင်း၌အမတ်ကြီး
 ဖြစ်ကုန်သော။ ဝါ၊ မဂဓတိုင်း၌များသောအစိုးရခြင်း အတိုင်းအရှည်ရှိကုန်သော။ ဝါ၊
 မဂဓတိုင်း၌များသောအစိုးရခြင်း၊ နှစ်သက်ခြင်း၏အကြောင်းဖြစ်သော စည်းစိမ်
 ဥစ္စာအဆောက်အဦးရှိကြကုန်သော။ သုနိဝေသကာရာ၊ သုနိဝေသကာရတို့သည်။
 ယေန-ဌာနေန၊ ဤ။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ သို့။ ဥပသက်မိံ၊ သူ
 ကုန်၏။ ဥပသက်မိတ္တာ၊ ကုန်ပြီး၍။ ဘဂဝတာ၊ နှင့်။ သဒ္ဓိံ၊ တကူ။ သမ္မောဒိံ၊ သူ
 ကုန်၏။ သမ္မောဒနိယံ၊ သော။ သာရဏိယံ၊ သော။ ကထံ၊ ကို။ ဝိတိသာရေတ္တာ၊ ကုန်

ပြီး၍။ ကေမန္တံ၊ အောင်။ ဝါး၌။ အဋ္ဌံသု၊ ကုန်၏။ ကေမန္တံ၊ အောင်။ ဝါး၌။ ဦးတာ
 ခေါ်။ ကုန်ပြီးသော။ မဂဓမဟာမတ္တာ၊ ကုန်သော။ သုနိဝေဿကာရာ၊ တို့သည်။
 ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း?။
 “ဘန္တေ၊ ဘုရား။ ဘဝံ ဂေါတမော၊ သည်။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ တက္ခ နော၊
 အကျွန်ုပ်တို့၏။ ဘတ္တံ၊ ထမင်းကို။ အဇ္ဇတနာယ၊ ယနေ့နံနက် အရုဏ်တက်၌ ထက်မြက်
 ခိုင်ခံ့ ဖြစ်လတ္တံ့သော ကောင်းမှု၊ ပီတိ၊ ပါမောဇ္ဇအကျိုးငှါ။ ဝါ၊ ယနေ့ဆွမ်းဘုဉ်း
 ပေးခြင်းငှါ။ အဓိဝါသေတု၊ ကိုယ်တော်၏အထက်သို့ ဝန်တက်၍နေစေတော်မူပါ
 လော့။ ဝါ၊ သည်းခံတော်မူပါလော့။ ဝါ၊ သာယာတော်မူပါလော့”။ ဣတိ၊ သို့။
 အဝေါစုံ၊ ကုန်ပြီ။ ဘဂဝါ၊ သည်။ တုဏှိဘာဝေန၊ မပယ်မချေ ဆိတ်ဆိတ်နေတော်
 မူသည်၏အဖြစ်ဖြင့်။ အဓိဝါသေသိ၊ မူပြီ။ အထ-ပစ္စာ၊ ဆွမ်းစားပင့်ပြီးရာကာလမှ
 နောက်၌။ မဂဓမဟာမတ္တာ၊ ကုန်သော။ သုနိဝေဿကာရာ၊ တို့သည်။ ဘဂဝတော၊ ၏။
 အဓိဝါသနံ၊ ကို။ ဝိဒိတွာ၊ သိကြကုန်ပြီး၍။ ယေန-ဌာနေန၊ ၌။ သကော၊ မိမိဥစ္စာဖြင့်
 သော။ အာဝသထော၊ ဧည့်သည်တို့၏ ရှေ့ရှုလာ၍နေရာဖြစ်သော ဝရင်သည်။ အတ္ထိ၊
 ၏။ ဘေန-ဌာနေန၊ သို့။ ဥပသင်္ကမိံ၊ သု၊ ကုန်၏။ ဥပသင်္ကမိတွာ၊ ကုန်ပြီး၍။ သကော၊
 သော။ အာဝသထော၊ ၌။ ပဏီတံ၊ မွန်မြတ်သော။ ခါဒနီယံ၊ ခဲဘွယ် ကိုလည်းကောင်း။
 ဘောဇနီယံ၊ ဘောဇဉ်ကိုလည်းကောင်း။ ပဋိယာဒါပေဘွာ၊ စီရင်စေကြကုန်ပြီး၍။
 ဘဂဝတော၊ အား။ ကာလံ၊ ဆွမ်းစားချိန်အခါကို။ အာရောစာပေသံ၊ လျှောက်ထား
 စေကြကုန်ပြီ။ ကိံ၊ သို့။ အာရောစာပေသံ၊ ကုန်သနည်း?။ “ဘော ဂေါတမ၊ မ။
 ယသ္မာ၊ ကြောင့်။ ဘတ္တံ၊ ထမင်းသည်။ နိဋ္ဌိတံ၊ ပြီးပါပြီ။ တသ္မာ၊ ကြောင့်။ အယံ
 ကာလော၊ သည်။ ကာလော၊ ဆွမ်းဘုဉ်းပေးတော်မူရာအခါပါဘည်း”။ ဣတိ၊ သို့။
 အာရောစာပေသံ၊ ကုန်ပြီ။

အထ-တသ္မိံ ကာလေ၊ ဆွမ်းစားထောက်လာရာ ထိုအခါ၌။ ဘဂဝါ၊ သည်။
 ပုဗ္ဗဏှသမယံ၊ ၌။ နိဝါသေတွာ၊ သင်းပိုင်ကို ထက်၊ အောက်ပြောင်းပြန် ပြန်လှန်
 ဝယ်တော်မူပြီး၍။ ပတ္တစိဝရံ၊ ကို။ အာဒါယ၊ ၍။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ တက္ခ။
 ယေန-ဌာနေန၊ ၌။ မဂဓမဟာမတ္တာနံ၊ ကုန်သော။ သုနိဝေဿကာရာနံ၊ တို့၏။
 အာဝသထော၊ သည်။ အတ္ထိ၊ ၏။ ဘေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ မူ၏။ ဥပသင်္က
 မိတွာ၊ မူပြီး၍။ ပညတ္ထေ၊ အပ်သော။ အာသနေ၊ ၌။ နိသီဒိ၊ နေတော်မူပြီ။ အထ-
 တသ္မိံ ကာလေ၊ မြတ်စွာဘုရားကြွလာတော်မူရာ ထိုအခါ၌။ မဂဓမဟာမတ္တာ၊ ကုန်
 သော။ သုနိဝေဿကာရာ၊ တို့သည်။ ဗုဒ္ဓံပမုခံ၊ မြတ်စွာဘုရားဟူသော အကြီးအမှူး
 ရှိသော။ ဘိက္ခုသံဃံ၊ ကို။ ပဏီတေန၊ သော။ ခါဒနီယေန၊ ဖြင့်လည်းကောင်း။
 ဘောဇနီယေန၊ ဖြင့်လည်းကောင်း။ သဟတ္တာ၊ ဖြင့်။ သန္တပေသံ၊ ကောင်းစွာရောင့်
 ရဲစေကြကုန်ပြီ။ သမ္ပဝါရေသံ၊ ကောင်းစွာတန်ပြီဟု မြစ်စေကြကုန်ပြီ။ အထ-တသ္မိံ
 ကာလေ၊ ဆွမ်းဘုဉ်းပေးတော်မူပြီးရာ ထိုအခါ၌။ မဂဓမဟာမတ္တာ၊ ကုန်သော။
 သုနိဝေဿကာရာ၊ တို့သည်။ ဘဂဝန္တံ၊ ကို။ ဘုတ္တာဝိံ၊ ဆွမ်းစားပြီးပြီဟူ၍။ ဩနိတ
 ပတ္တပါဏိံ၊ သပိတ်တော်မှတ်အပ်ပြီးသောလက်ရှိတော်မူ၏ ဟူ၍။ ဝိဒိတွာ၊ ကုန်၍။
 တနည်း-ဘဂဝန္တံ၊ ကို။ ဘုတ္တာဝိံ၊ သည်ကို။ ဩနိတပတ္တာပါဏိံ၊ သည်ကို။ ဝိဒိတွာ၊

ကုန်၍။ တနည်း-ဘဂဝန္တံ၊ ကိ။ ဘုတ္တာဝိ၊ ဟု၍။ ဩနိတပတ္တံပါဏိ၊ သက်တော်မှ အသီးအခြားဖြစ်သော သပိတ်ရှိတော်မူ၏ဟူ၍။ ဝိဒိတွာ၊ ကုန်၍။ အညတရံ၊ အမှတ် မထားတပါးပါးသော။ နိစံ၊ နိဗ္ဗိသော။ အာသနံ၊ နေရာကို။ ဝဟေတွာ၊ ယူကြကုန်၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိဒ္ဓိံ၊ သူ၊ ကုန်၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိန္ဓေ၊ ကုန် သော။ မဂဓမဟာမတ္ထေ၊ ကုန်သော။ သုနိဝေဿကာရေ၊ တို့ကို။ ဘဂဝါ၊ သည်။ ဣမာဟိ ဂါထာဟိ၊ တို့ဖြင့်။ အနုမောဒိ၊ အတန်တန်ဝမ်းမြောက်တော်မူပြီ။ ကိ၊ သို့။ အနုမောဒိ၊ သနည်း။

“ယသ္မိံ” ပဒေသေ၊ အကြင်အရပ်၌။ ပဏ္ဍိတဇာတိယော၊ ပညာဖြင့်ဖြစ် တတ်သည်၏အဖြစ်ဟူသော သဘောရှိသော။ ပုဂ္ဂလော၊ သည်။ ဝါသံ၊ နေ ခြင်းကို။ ကပ္ပေတိ၊ ပြု၏။ ဣ-တေသ္မိံ” ပဒေသေ၊ ဤအရပ်၌။ သီလဝန္တေ၊ သီလရှိကြကုန်သော။ သညတေ၊ ကိုယ်၊ နှုတ်၊ စိတ်တို့ကို ကောင်းစွာစောင့် ရှောက်တတ်ကုန်သော။ ဝါ၊ စောင့်ရှောက်အပ်ပြီးသော ကိုယ်၊ နှုတ်၊ စိတ် ရှိကြ ကုန်သော။ မြဟ္မစရိယေ၊ မြတ်သောအကျင့်ကိုကျင့်ကြကုန်သော။ သမဏေ၊ ရဟန်းတို့ကို။ ဘောဇေတွာ၊ စားစေပြီး၍။ ဝါ၊ ဆွမ်းကျွေးပြီး၍။

တတ္ထံ-တသ္မိံ” ပဒေသေ၊ ထိုအရပ်၌။ ယံ၊ ဒေဝတာ၊ အကြင်ကိုယ်စောင့် နတ်၊ အိမ်စောင့်နတ်တို့သည်။ အာသံ၊ ရှိကြကုန်ပြီ။ တာသံ-ဒေဝတာနံ၊ တို့ အား။ ဒက္ခိဏံ၊ အလှူကို။ ဝါ၊ အလှူ၏အတို့ကို။ အာဒိသေ၊ ရည်ညွှန်းရာ၏။ ဝါ၊ ပေးဝေရာ၏။ ကသ္မာ၊ ကြောင့်။ တတ္ထံ-တသ္မိံ” ပဒေသေ၊ ယံ၊ ဒေဝတာ၊ တို့သည်။ အာသံ၊ ကုန်ပြီ။ တာသံ-ဒေဝတာနံ၊ တို့အား။ ဒက္ခိဏံ၊ ကို။ အာဒိသေ၊ ရည်ညွှန်းရာသနည်း။ ယသ္မာ၊ ကြောင့်။ ပုဇိတာ၊ အမျှပေးဝေခြင်းဖြင့် မိမိက ပူဇော်အပ်ကုန်သော။ ဒေဝတာ၊ တို့သည်။ နံ-ပုဂ္ဂလံ၊ ထိုအမျှပေးဝေသော အလှူရှင်ပုဂ္ဂိုလ်ကို။ ပုဇယန္တိ၊ အတုံ့ပြန်၍ပူဇော်ကြကုန်၏။ မာနိတာ၊ ပူဇော် ပသမှုကိုပြုခြင်းဖြင့် မိမိကမြတ်နိုးအပ်ကုန်သော။ ဒေဝတာ၊ တို့သည်။ နံ-ပုဂ္ဂလံ၊ ကို။ မာနယန္တိ၊ အတုံ့ပြန်၍မြတ်နိုးတတ်ကြကုန်၏။

တတော၊ ထိုနတ်တို့၏ အတုံ့ပြန်၍ ပူဇော်ခြင်း၊ အတုံ့ပြန်၍မြတ်နိုးခြင်း ကြောင့်။ နံ-ပုဂ္ဂလံ၊ ကို။ မာတာ၊ အမိသည်။ ဩရသံ၊ ရင်၌ဖြစ်သော။ ပုတ္တံ၊ သားကို။ အနုကမ္ပတိ ဣဝ၊ အစဉ်သနားစောင့်ရှောက် ချီးမြှောက် ထောက်ပံ့သကဲ့သို့။ တထာ၊ တို့အတူ။ အနုကမ္ပန္တိ၊ အစဉ်သနားစောင့်ရှောက် ချီးမြှောက်ထောက်ပံ့ ကြကုန်၏။ ဒေဝတာနုကမ္ပိတော၊ နတ်တို့သည် အစဉ်သနား စောင့်ရှောက် ချီးမြှောက်ထောက်ပံ့အပ်သော။ ပေါသော၊ ယောက်ျားသည်။ သဒါ၊ နေရာ ညဉ့်ပါ ချိန်ခါမပြတ် အခါခပ်သိမ်း။ ဘဒြာနိ၊ ကောင်းသောအာရုံတို့ကို။ ဝါ၊ ကောင်းသောအကျိုးတို့ကို။ ပဿတိ၊ မြင်ရ၏။ ဣတိ-တသ္မာ၊ ထို့ကြောင့်။ တတ္ထံ-တသ္မိံ” ပဒေသေ၊ ယံ၊ ဒေဝတာ၊ တို့သည်။ အာသံ၊ ကုန်ပြီ။ တာသံ- ဒေဝတာနံ၊ တို့အား။ ဒက္ခိဏံ၊ ကို။ အာဒိသေ၊ ရည်ညွှန်းရာ၏။ ဝါ၊ ပေးဝေ ရာ၏”။ ဣတိ၊ သို့။ အနုမောဒိ၊ မူပြီ။

အထ-ပစ္ဆိမာ၊ အနုမောဒနာပြုတော်မူပြီးရာကာလမှ နောက်၌၊ ဘဂဝါ၊ သည်။ မဂမဟာမတ္ထော၊ ကုန်သော။ သုနိဝေဿကာရော၊ ထိုကို၊ ဣမာပိ ဝါယာဟိ၊ ဤဝါယာတို့ဖြင့်။ အနုမောဒိတွာ၊ အဘန်ဘန်ဝမ်းမြောက်တော်မူပြီး၍။ အာသနာ၊ နေရာမှ။ ဥဠာယ၊ ထတော်မူ၍။ ပက္ကမိဘဲကြွတော်မူပြီ။

၉၅၄။ (ယေန သမယေန၊ ဘဂဝါ၊ သည်။ အာသနာ၊ မှ။ ဥဠာယ၊ ၍၊ ပက္ကမိ၊ ပြီ။) တေန ခေါ ပန သမယေန၊ မြတ်စွာဘုရား၏ဘဲကြွတော်မူရာ ထိုအခါ၌။ မဂမဟာမတ္ထော၊ ကုန်သော။ သုနိဝေဿကာရော၊ ထိုသည်။ ဘဂဝန္တံ၊ ကို။ အနု၊ မျက်ကြောမပြတ် အစဉ်မှတ်ကြကုန်၍။ ပိဋိတော ပိဋိတော၊ နောက်မှ နောက်မှ။ ဝါ၊ နောက်က နောက်က။ ဗန္ဓာ၊ လိုက်သွားကြကုန်သည်။ ဟောန္တိ၊ ကုန်၏။

တနည်း။ ဘဂဝန္တံ အနု၊ ၍။ ပိဋိတော ပိဋိတော၊ မှ။ ဝါ၊ က။ အနုဗန္ဓာ၊ အစဉ်လိုက်သွားကြကုန်သည်။ ဟောန္တိ၊ ကုန်၏။ ကိံ၊ သို့။ မနသိကတွာ၊ နှလုံးသွင်းကြကုန်၍။ အနုဗန္ဓာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်သနည်း?။ “အဇ္ဈယနေ။ ဝါ၊ ဤနေ။ ယေန ဒွါရေန၊ အကြင်တံခါးဖြင့်။ သမဏော ဂေါတမော၊ သည်။ နိက္ခမိဿတိ၊ ထွက်လိမ့်လတ္တံ့။ တံ-ဒွါရံ၊ ထိုတံခါးသည်။ ဂေါတမဒွါရံ နာမ၊ ဂေါတမဒွါရမည်သည်။ ဝါ၊ ဂေါတမတံခါးဟူသောအမည်ရှိသည်။ ဘဝိဿတိ၊ ဖြစ်လိမ့်လတ္တံ့။ ယေန တိတ္ထေန၊ အကြင်ဆိပ်ဖြင့်။ ဂင်္ဂံ၊ ဂင်္ဂါအမည်ရှိသော။ နဒိံ၊ ကို။ တရိဿတိ၊ ကူးလိမ့်လတ္တံ့။ တံ-တိတ္ထံ၊ ထိုဆိပ်သည်။ ဂေါတမတိတ္ထံနာမ၊ ဂေါတမတိတ္ထမည်သည်။ ဝါ၊ ဂေါတမဆိပ်ဟူသောအမည်ရှိသည်။ ဘဝိဿတိ၊ လတ္တံ့။” ၊ ဣတိ မနသိကတွာ၊ ကုန်၍။ အနုဗန္ဓာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ အထ-ပစ္ဆိမာ၊ ဘဲကြွတော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်။ ယေန ဒွါရေန၊ ဖြင့်။ နိက္ခမိ၊ ထွက်တော်မူပြီး၊ တံ-ဒွါရံ၊ သည်။ ဂေါတမဒွါရံ နာမ၊ သည်။ အဟောသိ၊ ပြီ။ အထ-ပစ္ဆိမာ၊ ဘဲကြွတော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်။ ယေန-ဋ္ဌာနေနာ၌။ ဂင်္ဂံ၊ သော။ နဒိံ၊ သည်။ အတ္ထိ၊ ၍။ တေန-ဋ္ဌာနေနာ၊ ထိုဂင်္ဂါမြစ်ရာရှိရာအရပ်သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်တော်မူပြီ။ (ယေန သမယေန၊ ဘဂဝါ၊ သည်။ ဂင်္ဂံ၊ သော။ နဒိံ၊ သို့။ ဥပသင်္ကမိ၊ ပြီ။) တေန ခေါ ပန သမယေန၊ မြတ်စွာဘုရား၏ ဂင်္ဂါမြစ်သို့ ချဉ်းကပ်တော်မူရာ ထိုအခါ၌။ ဂင်္ဂံ၊ သော။ နဒိံ၊ သည်။ ပူရာ၊ ရေဖြင့်ပြည့်သည်။ သမတိတ္ထိကာ၊ ကမ်းနှင့်အညီအမျှ တည်သော ရေရှိသည်။ ကာကပေယျာ၊ ကမ်းစပ်က ကျီးရပ်၍ သောက်နိုင်လောက်သော ရေရှိသည်။ ဟောတိ၊ ၍။ အပ္ပေကဇ္ဈော၊ အချို့ကုန်သော။ မနုဿာ၊ လူတို့သည်။ ပါရာ၊ ဤမှာဘက်ကမ်းမှ။ အပါရံ၊ ထိုမှာဘက်ကမ်းသို့။ ဂန္တုကာမာ၊ သွားခြင်းငှါအလိုရှိကြကုန်သည်။ ဟုတွာ၊ ကုန်၍။ နာဝံ၊ လှေကို။ ပရိယေသန္တိ၊ ရှာဖွေကြကုန်၏။ အပ္ပေကဇ္ဈောကုန်သော။ မနုဿာ၊ ထိုသည်။ ပါရာ၊ မှ။ အပါရံ၊ သို့။ ဂန္တုကာမာ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ ဥဠု၊ မှ။ သစ်ဖောင်ကို။ ဝါ၊ မယ် နန္ဒက် နှင့် ပြုအပ်သောသမ္ပန်ကို။ ပရိယေသန္တိ၊ ကုန်၏။ အပ္ပေကဇ္ဈော၊ ကုန်သော။ မနုဿာ၊ ထိုသည်။ ပါရာ၊ မှ။ အပါရံ၊ သို့။ ဂန္တုကာမာ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ ကုလ္လံ၊ ဝါးဖောင်၊ ကျူဖောင်ကို။ ဗန္ဓန္တိ၊ ဖွဲ့ကြကုန်၏။ အထ-တသ္မိံ ကာလေ၊ ဂင်္ဂါမြစ်သို့ကြွတော်မူရာ ထိုအခါ၌။

ဘဝဝါ၊ သည်။ သေယျံထာပိ နာမ၊ မည်သည်။ မလဝါ၊ အားရှိသော။ ပုရိသော၊ သည်။ သမဋ္ဌိတံ၊ ကောင်းစွာဆွဲအပ်ပြီးသော။ ဝါ၊ ကွေးအပ်ပြီးသော။ ဗာဟံ၊ မောင်းကို။ ပသာရေယျံ သေယျံထာပိ ဝါ၊ ဆန့်တန်းရာသကဲ့ သို့သော်လည်းကောင်း။ ပသာရိတံ၊ ဆန့်တန်းအပ်ပြီးသော။ ဗာဟံ၊ ကို။ သမဋ္ဌေယျံ သေယျံထာပိ ဝါ၊ ကောင်းစွာဆွဲရာသကဲ့သို့သော်လည်းကောင်း။ ဧဝမေဝ၊ သာလျှင်။ ဂင်္ဂါယ၊ သော။ နဒိယာ၊ န။ ဩရိမတီရေ၊ ဤမှာဘက်ကမ်း၌။ အန္တရဟိတော၊ ကွယ်ခဲ့သည်။ ဟုတွာ၊ ရှိ။ ဘိက္ခုသံစောန၊ နှင့်။ သဒ္ဓိ၊ တကွ။ ပါရိမတီရေ၊ ထိုမှာဘက်ကမ်း၌။ ပစ္စုဋ္ဌာသိ၊ ရှေ့ရှုတည်တော်မူပြီ။ ဘဝဝါ၊ သည်။ ပါရာမှာ၊ အပါရံ၊ သို့။ ဂန္တုကာမေ၊ သွားခြင်းငှါအလိုရှိကြကုန်သည်ဖြစ်၍။ နာဝံ၊ ကို။ ပရိယေသန္တေ၊ ရှာမှီးကြကုန်သော။ အပ္ပေကစ္စေ၊ ကုန်သော။ တေ မနုဿေ၊ ထိုလူတို့ကိုလည်းကောင်း။ ပါရာမှာ၊ အပါရံ၊ သို့။ ဂန္တုကာမေ၊ ကုန်သည်ဖြစ်၍။ ဥဠုမ္ပံ၊ ကို။ ပရိယေသန္တေ၊ ကုန်သော။ အပ္ပေကစ္စေ၊ ကုန်သော။ တေ မနုဿေ၊ ထိုကိုလည်းကောင်း။ ပါရာမှာ၊ အပါရံ၊ ကို။ ဂန္တုကာမေ၊ ကုန်သည်ဖြစ်၍။ ကုလံ၊ ကို။ ဗန္ဓန္တေ၊ ဖွဲ့ကြကုန်သော။ အပ္ပေကစ္စေ၊ ကုန်သော။ တေ မနုဿေ၊ ထိုကိုလည်းကောင်း။ အဒ္ဓသာ၊ မြင်တော်မူရပြီ။ တနည်း-အဒ္ဓသာ ခေါ်သည်သာ။ အထ-တသ္မိံ ကာလေ၊ မြင်တော်မူရာထိုအခါ၌။ ဘဝဝါ၊ သည်။ တေမတ္ထံ၊ မဂ်၊ ဖိုလ်ကို မရကုန်သေးသော ပုထုဇဉ်သတ္တဝါတို့၏ လှေဖောင်ဖြင့်သာ အနည်းငယ်သောရေအပြင်၌ ကူးရခြင်း၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား၏တပည့်ဖြစ်သော သူတော်ကောင်းအပေါင်းတို့၏ လှေနှင့်ကင်း၍ တဏှာတည်းဟူသော မြစ်ကြီးကို ကူးတော်မူနိုင်ကြခြင်းဟူသော ဤအကြောင်းကို၊ ဝိဒိတွာ၊ သိတော်မူ၍။ တာယံ ဝေလာယံ၊ သိတော်မူရာထိုအခါ၌။ ဣမံ ဥဒါနံ၊ ဤဥဒါန်းကို။ ဝါ၊ ဤဝမ်းမြောက်နှစ်သက် စိတ်နှလုံးမှ ပိုလျှံ၍ထွက်သော အမြတ်စကားကို။ ဥဒါနေသိ၊ ကျူးရင့်တော်မူပြီ။ ဝါ၊ မြက်ဆိုတော်မူပြီ။ ကိံ၊ သို့။ ဥဒါနေသိ၊ နည်း။

“ယေ-ဇနာ၊ အကြင်မြတ်စွာဘုရား၊ မြတ်စွာဘုရား၏တပည့်ဖြစ်သော သူတော်ကောင်းတို့သည်။ အဏ္ဏဝံ၊ အစောက်လည်းနက် အပြန်လည်းကျယ်သော ရေရှိရာဖြစ်သော။ သရံ၊ တဏှာတည်းဟူသောအိုင်ကြီးကို။ တရန္တိ၊ ကူးကြကုန်၏။ (တေ ဇနာ၊ ထိုမြတ်စွာဘုရား၊ မြတ်စွာဘုရား၏တပည့်ဖြစ်ကုန်သော သူတော်ကောင်းတို့သည်။) သေတံ၊ အရိယမဂ် တည်းဟူသော တံတားကို။ ကတွာ၊ ပြုတော်မူကြကုန်၍။ ပလ္လလာနိ၊ ညွှန်ပျောင်းတို့ကို။ ဝါ၊ ရေဖြင့်ပြည့်သော ချိုင့်ဝှမ်းသောအရပ်တို့ကို။ ဝိသဇ္ဇေ၊ စွန့်ခွာတတ်ကြကုန်၍။ တရန္တိ၊ ကူးတော်မူနိုင်ကြကုန်၏။ အယံ ပနဇနော၊ ဤသတ္တဝါအပေါင်းသည်ကား။ (အပ္ပမတ္တကံ၊ နည်းသော အတိုင်းအရှည်ရှိသော။ ဝါ၊ အနည်းငယ်မျှသော။ ဣဒံ-ဥဒါနံ၊ ဤရေကို။ တရိတုကာမော၊ ကူးခြင်းငှါအလိုရှိသည်။ သမာနောပိ၊ ဖြစ်ပင်ဖြစ်ပါသော်လည်း။) ကုလံ၊ ဖောင်ကိုသာလျှင်။ ပဗန္ဓတိ၊ ဖွဲ့ကြရ၏။ ဧဝေဝိနော၊ အနက်အနဲ အခက်အခဲကို ဖျက်ခွဲတတ်သော ဉာဏ်ပညာရှိကြကုန်သော။ ဇနာ၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား၏တပည့်ဖြစ်ကုန်သော သူတော်ကောင်းအပေါင်းတို့သည်။ (ဤဒိသံ၊ ဤကဲ့သို့ရှုအပ်သော သဘောရှိ

သော။ ဥဒကံ၊ ရေကို။ ကုလ္လေန၊ ဖောင်နှင့်။ ပိနာ ဧဝ၊ ကင်း၍သာလျှင်။) နိတိယော၊ ကူးတော်မူကြကုန်ပြီ။ (တဏှာသရံ ပန၊ တဏှာတည်းဟူသော မြစ်ကြီးကိုကား။ အရိယမဂ္ဂသင်္ခါတံ၊ အရိယမဂ်ဟု ဆိုအပ်သော။ သေတံ၊ တံတားကို။ ကတော၊ ပြုတော်မူကြကုန်၍။ နိတိယော၊ ကူးတော်မူကြ ကုန်ပြီ။) ဣတိ၊ သို့။ ဥဒါနေသိ၊ မူပြီ။

ပဌမဘာဏဝါရံသည်။ ဝါ၊ ရှေးဦးစွာသော တစ်ကြိမ်တစ်ခေါက် ရွတ်ဆိုလောက်သော ဘာဏဝါရံသည်။ နိဋ္ဌိတံ၊ ဆုံးခန်းတိုင်မြောက် အပြီးသို့ရောက်ပြီ။

အရိယသစ္စကထာ

၁၅၅။ အထ-ပစ္စ။ ဥဒါန်းကျူးရင့်တော်မူပြီးရာ ကာလမှနေဝက်၍။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒာကို။ အာမန္တေသိ၊ သိစေတော်မူပြီး ဝါ၊ မိန့်တော်မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “အာနန္ဒ၊ န္ဓာ။ တံ၊ သည်။ အာလာလိုက်ခဲ့လော့။ မယံ၊ ငါတို့သည်။ ယာမာသွားကြကုန်စို့။”

တနည်း။ ။အာနန္ဒ၊ န္ဓာ။ မယံ၊ တို့သည်။ အာယာမ၊ လာ လိုက်ခဲ့ သွားကြ ကုန်စို့။

တနည်း။ ။အာနန္ဒ၊ န္ဓာ။ မယံ၊ တို့သည်။ အ ယာမ၊ သွားကြကုန်စို့။ ယေန- ဌာနေန၊ ဌ။ ကောဋ္ဌိဂါမော၊ ကောဋ္ဌိရွာသည်။ ဝါ၊ မဟာပနာဒမင်း၏ ပြာသာဒ် ၏ ထုပိကာစွန်း၏ တည်ရာအရပ်၌ တည်ထောင်တန်ဆင်းအပ်သည်၏အဖြစ်ကြောင့် ကောဋ္ဌိအမည်ရှိသောရွာသည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ ထိုကောဋ္ဌိရွာ ရှိရာအ ရပ်သို့။ ဥပသင်္ကမိဿာမ၊ ချဉ်းကပ်ကြကုန်စို့။”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ (ဧဝံ၊ ဤသို့။ ဝုတ္တေ၊ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။) အာယသ္မာ အာနန္ဒော၊ သည်။ “ဘန္တေ၊ ရား။ ဧဝံ၊ ကောင်းလှပါပြီ။”။ ဣတိ၊ ခေါ်၊ ဤသို့ သာလျှင်။ ဘဂဝတော၊ အား။ ပစ္စဿောသိ၊ ရှေးရှုနားထောင်ပြီ။ အထ-တသ္မိံ ကာလေ၊ အရှင်အာနန္ဒာက ဝန်ခံပြီးရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ မဟတာ၊ အရှေ့အတွက် အားဖြင့်များသော။ ဝါ၊ ဂုဏ်အားဖြင့်မြတ်သော။ ဘိက္ခု၊ သံဃေန၊ နှင့်။ သဗ္ဗိံ၊ တကွ။ ယေန-ဌာနေန၊ ဌ။ ကောဋ္ဌိဂါမော၊ သည်။ အတ္ထိ၊ ၏။ တံ-ဌာနံ၊ ထိုကောဋ္ဌိ ရွာ ရှိရာအရပ်သို့။ အဝသရိ၊ ရောက်တော်မူပြီ။

တနည်း။ ။ယေန- မဂ္ဂေန၊ ဖြင့်။ ကောဋ္ဌိဂါမော၊ သို့။ အဝ သရိတဗ္ဗော၊ ရောက်အပ်, ရောက်သင့်, ရောက်ထိုက်၏။ တံ-မဂ္ဂံ၊ ထိုခရီးဖြင့်။ ကောဋ္ဌိဂါမံ၊ သို့။ အဝသရိ၊ ပြီ။

တနည်း။ ။ယေန- ဒိသာဘာဝေန၊ အကြပ်အရပ်မျက်နှာအသို့ဖြင့်။ ကောဋ္ဌိ ဂါမော၊ သို့။ အဝသရိတဗ္ဗော၊ ၏။ တံ-ဒိသာဘာဝံ၊ ဖြင့်။ ကောဋ္ဌိဂါမံ၊ သို့။ အဝ

သရိပြီ။ ဘာဝါသည်။ တကြ-တသို့ ကောဋီဂါမေဋ္ဌ။ ဝိဟရတိ၊ မူ၏။ တကြ-
 တသို့ ကောဋီဂါမေဋ္ဌ။ ဘာဝါ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ ပြီ။ ကိံသို့။
 အာမန္တေသိ၊ နည်း?။ “ဘိက္ခဝေ၊ တို့။ မမဇ္ဇေဝ၊ ငါဘုရားသည် လည်းကောင်း။
 တုမှာကဉ္စ၊ သင်ချစ်သားတို့သည်လည်းကောင်း။ စတုန္တံ၊ လေးပါးကုန်သော။ အရိယ ☰
 သစ္စာနံ၊ အရိယသစ္စာတို့ကို။ အနန္တဗောဓာ၊ အနုဗောဓဗျာဏ်ဖြင့် မသိခြင်းကြောင့်။ ဝါ၊
 လောကီဗျာဏ်ဖြင့် မသိခြင်းကြောင့်။ အပ္ပဋ္ဌိဝေဓော၊ ပဋ္ဌိဝေဓဗျာဏ်ဖြင့် ထိုးထွင်း၍
 မသိခြင်းကြောင့်။ ဝါ၊ မဂ်ဗျာဏ်ဖြင့် ထိုးထွင်း၍ မသိခြင်းကြောင့်။ ဧဝံ၊ ဤသို့။ ဒီဃံ၊
 ရှည်စွာသော။ ဣဒံ အဗ္ဗါနံ၊ ဤအဗ္ဗါနံပတ်လုံး။ ဝါ၊ ဤကာလပတ်လုံး။ သန္ဓာဝိတံ၊
 တဘဝမှ တဘဝသို့ ပြေးသွားအပ်လှလေပြီ။ သံသရိတံ၊ ခေါက်တုံ့ ခေါက်ပြန်
 အဘန်ဘန်ပြေးသွားကျင်လည်အပ်လှလေပြီ။

တနည်း။ ။ ဘိက္ခဝေ၊ တို့။ မမဇ္ဇေဝ၊ ငါဘုရား၏လည်းကောင်း။ တုမှာကဉ္စ၊
 သင်ချစ်သားတို့၏လည်းကောင်း။ စတုန္တံ၊ ကုန်သော။ အရိယသစ္စာနံ ၊ တို့ကို။
 အနန္တဗောဓာ၊ ကြောင့်။ အပ္ပဋ္ဌိဝေဓော၊ ကြောင့်။ ဧဝံသို့။ ဒီဃံ၊ သော။ ဣဒံ အဗ္ဗါနံ
 ပတ်လုံး။ သန္ဓာဝိတံ၊ ခြင်းသည်။ သံသရိတံ၊ ခြင်းသည်။ အဟောသိ၊ ပြီ။ မမဇ္ဇေဝ၊
 သည်လည်းကောင်း။ တုမှာကဉ္စ၊ တို့သည်လည်းကောင်း။ စတုန္တံ၊ ကုန်သော။ ကတ
 မေသံ အရိယသစ္စာနံ၊ အဘယ်အရိယသစ္စာတို့ကို။ အနန္တဗောဓာ၊ ကြောင့်။ အပ္ပဋ္ဌိ
 ဝေဓော၊ ကြောင့်။ ဧဝံသို့။ ဒီဃံ၊ သော။ ဣဒံ အဗ္ဗါနံ၊ ပတ်လုံး။ သန္ဓာဝိတံ၊ အပ်သနည်း။
 သံသရိတံ၊ အပ်သနည်း?။ ဘိက္ခဝေ၊ တို့။ မမဇ္ဇေဝ၊ သည်လည်းကောင်း။ တုမှာကဉ္စ၊
 တို့သည်လည်းကောင်း။ ဒုက္ခဿ၊ ဒုက္ခဖြစ်သော။ အရိယသစ္စဿ၊ ကို။ အနန္တဗော
 ဓာ၊ ကြောင့်။ အပ္ပဋ္ဌိဝေဓော၊ ကြောင့်။ ဧဝံသို့။ ဒီဃံ၊ သော။ ဣဒံ အဗ္ဗါနံ၊ ပတ်လုံး။
 သန္ဓာဝိတံ၊ အပ်ပြီ။ သံသရိတံ၊ အပ်ပြီ။ ဘိက္ခဝေ၊ တို့။ မမဇ္ဇေဝ၊ သည်လည်းကောင်း။
 တုမှာကဉ္စ၊ တို့သည်လည်းကောင်း။ ဒုက္ခဿမုဒယဿ၊ ဒုက္ခ၏ ကြွင်းသောအကြောင်း
 နှင့် ပေါင်းဆုံမိသည်ရှိသော် ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော သမုဒယဟုဆိုအပ်သော။
 အရိယသစ္စဿ၊ ကို။ အနန္တဗောဓာ၊ ကြောင့်။ အပ္ပဋ္ဌိဝေဓော၊ ကြောင့်။ ဧဝံ သို့။ ဒီဃံ၊
 သော။ ဣဒံ အဗ္ဗါနံ၊ ပတ်လုံး။ သန္ဓာဝိတံ၊ အပ်ပြီ။ သံသရိတံ၊ အပ်ပြီ။ ဘိက္ခဝေ၊ တို့။
 မမဇ္ဇေဝ၊ သည်လည်းကောင်း။ တုမှာကဉ္စ၊ တို့သည်လည်းကောင်း။ ဒုက္ခနိရောဓဿ၊
 ဒုက္ခ၏ ကွယ်၊ ဖျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းရာဖြစ်သော။ အရိယသစ္စဿ၊ ကို။
 အနန္တဗောဓာ၊ ကြောင့်။ အပ္ပဋ္ဌိဝေဓော၊ ကြောင့်။ ဧဝံသို့။ ဒီဃံ၊ သော။ ဣဒံ အဗ္ဗါနံ၊
 ပတ်လုံး။ သန္ဓာဝိတံ၊ အပ်ပြီ။ သံသရိတံ၊ အပ်ပြီ။ ဘိက္ခဝေ၊ တို့။ မမဇ္ဇေဝ၊ သည်လည်း
 ကောင်း။ တုမှာကဉ္စ၊ တို့သည်လည်းကောင်း။ ဒုက္ခနိရောဓဂါမိနိယာ၊ ဒုက္ခ၏ကွယ်၊
 ဖျောက်၊ ချုပ်၊ ငြိမ်း လက်စသိမ်းရာဖြစ်သော နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် သွား
 ရောက်တတ်သော။ ပဋိပဒါယ၊ အကျင့်ဟု ဆိုအပ်သော။ အရိယသစ္စဿ၊ ကို။ အန
 န္တဗောဓာ၊ ကြောင့်။ အပ္ပဋ္ဌိဝေဓော၊ ကြောင့်။ ဧဝံသို့။ ဒီဃံ၊ သော။ ဣဒံ အဗ္ဗါနံ၊
 ပတ်လုံး။ သန္ဓာဝိတံ၊ အပ်ပြီ။ သံသရိတံ၊ အပ်ပြီ။ ဘိက္ခဝေ၊ တို့။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။
 တယိဒံ-တံ ဣဒံ အရိယသစ္စံ၊ ထိုအရိယသစ္စာကို။ အနုဗုဒ္ဓံ၊ အနုဗောဓဗျာဏ်ဖြင့် သိ
 အပ်ပြီ။ ဝါ၊ လောကီဗျာဏ်ဖြင့် သိအပ်ပြီ။ ပဋိဝိဒ္ဓံ၊ ပဋိဝေဓဗျာဏ်ဖြင့် ထိုးထွင်း၍ သိ

အပ်ပြီ။ ဝါ၊ မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ပြီ။ ဒုက္ခသမုဒယံ သော။ တယိဒံ-တံ ဣဒံ အရိယသစ္စံကို။ အနုဗုဒ္ဓံ၊ အပ်ပြီ။ ပဋိဝိဒ္ဓံ၊ အပ်ပြီ။ ဒုက္ခနိရောဓံ၊ သော။ တယိဒံ-တံ ဣဒံ အရိယသစ္စံ ကို။ အနုဗုဒ္ဓံ၊ အပ်ပြီ။ ပဋိဝိဒ္ဓံ၊ အပ်ပြီ။ ဒုက္ခနိရောဓဂါမိနိ၊ သော။ ပဋိပဒါ၊ သော။ တယိဒံ-တံ ဣဒံ အရိယသစ္စံကို။ အနုဗုဒ္ဓံ၊ အပ်ပြီ။ ပဋိဝိဒ္ဓံ၊ အပ်ပြီ။ ဘဝတဏှာ၊ ဘဝတဏှာကို။ ဝါ၊ ဘဝသို့ဆောင်တတ်သော တဏှာကို။ ဥစ္ဆိန္နံ၊ မဂ်အရဟတ် သံလျှက်မြတ်ဖြင့် ခုတ်ဖြတ်အပ်ပြီ။ ဘဝနေတ္တိ၊ ဘဝသို့ ဆောင်တတ်သော တဏှာ တည်းဟူသော ကြိုးသည်။ ဒီဏာ၊ ကုန်ပြီ။ ဒါနိ၊ ဌ။ ပုနဗ္ဗဝေါ၊ တဘန်ဘဝသစ်သည်။ ဝါ၊ တဘန်ဘဝသစ်၌ ဖြစ်ရခြင်းသည်။ နတ္တိ၊ ငြိ'။ ဣတိ၊ သို့။ အာမဇ္ဇေသိ၊ မူပြီ။ ဘဂဝါ၊ သည်။ ဣဒံ-သုတ္တံ' ဤစတုသစ္စသုတ်ကို။ အဝေါစ၊ မိန့်တော်မူပြီ။ သုဂတော၊ သော။ သတ္ထံ၊ သည်။ ဣဒံ-သုတ္တံ၊ ကိ၊ ဝတွာန၊ မိန့်တော်မူပြီး၍၊ အထ-ပစ္စာ၊ မိန့် တော်မူပြီးရာ ကာလမှနေောက်၌။ အပရံ၊ သော။ ဧတံ-ဂါထာပန္နံ၊ ဤဂါထာပန္နံကို။ အဝေါစ၊ မူပြန်ပြီ။ ကိ'သို့။ အဝေါစ၊ သနည်း?။

“စတုန္နံ၊ ကုန်သော။ အရိယသစ္စာနံ၊ တို့ကို။ ယထာဘူတံ၊ အတိုင်း။ ဝါ၊ စွာ။ အဒဿနာ၊ မမြင်ရခြင်းကြောင့်။ တာသု တာသေဝ ဇာတိသု၊ ထိုထို ဘဝတို့၌သာလျှင်။ (မမဇ္ဈေဝ၊ သည်လည်းကောင်း။ တုမှာကဉ္စ၊ တို့သည် လည်းကောင်း။) ဒီဃံ၊ သော။ အဒ္ဓါနံ၊ ပတ်လုံး။ သံသရိတံ၊ အပ်လှလေပြီ။ တနည်း-တာသု တာသေဝ ဇာတိသု၊ တို့၌သာလျှင်။ (မမဇ္ဈေဝ၊ ဇ်လည်း ကောင်း။ တုမှာကဉ္စ၊ တို့၏လည်းကောင်း။) ဒီဃံ၊ သော။ အဒ္ဓါနံ၊ တံလုံ။ သံသရိတံ၊ ခြင်းသည်။ အဟောသိ၊ ပြီ။

တာနိ ဧတာနိ-အရိယသစ္စာနိ၊ ထိုအရိယသစ္စာတို့ကို။ ဒိဋ္ဌာနိ၊ မြင်အပ် ကုန်ပြီ။ ဘဝနေတ္တိ၊ ကို။ သမုဟတာ၊ ပယ်နုတ်အပ်ပြီ။ ဒုက္ခဿ၊ တေဘူမက ဝဋ်ဒုက္ခ၏။ မူလံ၊ အမြစ်အရင်းဖြစ်သော တဏှာကို။ ဥစ္ဆိန္နံ၊ အပ်ပြီ။ ဒါနိ၊ ဌ။ ပုနဗ္ဗဝေါ၊ သည်။ နတ္တိ၊ ငြိ'။ ဣတိ၊ သို့။ အဝေါစ၊ မူပြန်ပြီ။

ဘဂဝါ၊ သည်။ တကြပိ-တသ္မိ' ကောဋိဂါမေပိ၊ ဌလည်း။ ဝိဟရဇ္ဈော၊ နေတော် မူသည်ရှိသော်။ ဘိက္ခုနံ၊ တို့အား။ ဓမ္မိ'၊ သော။ ဧတဒေဝ ကထံ၊ ကိုသာလျှင်။ ဗဟု လံ၊ ကြိမ်ဘန်များစွာ။ ကရောတိ၊ ပြုတော်မူ၏။ ကိ'သို့။ ကရောတိ၊ သနည်း?။ “သီလံ၊ သည်။ ဣတိ၊ ဤမျှလောက်အတိုင်းအရှည်ရှိ၏။ ဝါ၊ ဤသို့သော အပြားရှိ၏။ သမာဓိ၊ သည်။ ဣတိ၊ ၏။ ပညာ၊ သည်။ ဣတိ၊ ၏။ သီလပရိဘာဝိတော၊ သီလဖြင့်ထုံအပ် သော။ သမာဓိ၊ သည်။ မဟပူလော၊ များသောအကျိုးရှိသည်။ မဟာနိသံသော၊ များသော ချီးမွမ်းအပ်သောအကျိုးရှိသည်။ ဟောတိ၊ ၏။ သမာဓိပရိဘာဝိတာ၊ သမာဓိဖြင့် ထုံအပ်သော။ ပညာ၊ သည်။ မဟပူလာ၊ သည်။ မဟာနိသံသံ၊ သည်။ ဟောတိ၊ ၏။ ပညာပရိဘာဝိတံ၊ ပညာဖြင့်ထုံအပ်သော။ စိတ္တံ၊ သည်။ သမ္မဒေဝ၊ ကောင်းစွာသာလျှင်။ အာသဝေတိ၊ တို့မှ။ ဝိမုစ္စတိ၊ ၏။ သေယုထိဒံ၊ ထိုအသဝ တို့ဟူကုန်သည် အဘယ်သည်တို့နည်း။ ကာမာသဝါ၊ မှလည်းကောင်း။ ဘဝါသဝါ၊

မှလည်းကောင်း၊ အဝိဇ္ဇာသဝါ၊ မှလည်းကောင်း။ ဝိမုစ္စတိ၊ လွတ်၏။ ဣတိ-ဣမေ ဤသည်တို့ပင်တည်း”။ ဣတိ၊ သို့။ ကရောတိ၊ ၏။

အနာဝတ္တိဓမ္မသဗ္ဗောဓိပရာယန

၁၅၆။ အထ-ပစ္စာ၊ ကောဋိရွာဝယ် နေတော်မူပြီးရာ ကာလမှနောက်၌။ ဘဂဝါ၊ သည်။ ကောဋိဂါမေ၌။ ယထာဘိရန္တံ၊ အကြင်အကြင် အလိုတော်အတိုင်း။ ဝါ၊ စွာ။ ဝိဟရိတွာ၍။ အာယသ္မန္တံ အာနန္ဒာကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိနည်း။ “အာနန္ဒာ နှာ။ တံ၊ သည်။ အာ၊ လော၊ မယံ၊ တို့သည်။ ယာမ၊ ကုန်စို့။ ယေန-ဌာနေနာ၌။ နာတိကာ၊ နာတိကရွာတို့သည်။ ဝါ၊ အဆွေအမျိုးတို့ သည်။ သန္တိ၊ ကုန်၏။ တေန-ဌာနေနာ၊ ထိုနာတိကရွာတို့ရှိရာအရပ်သို့။ ဥပသင်္ကမိဿာမ၊ ကုန်စို့”။ ဣတိ သို့၊ အာမန္တေသိပြီ။ (ဧဝံ၊ သို့။ ဂုတ္တေ၊ မြတ်စွာဘုရားက မိန့်တော် မူအပ်သည်ရှိသော်။) အာယသ္မာ အာနန္ဒောသည်။ “ဘန္တေ၊ ရား။ ဧဝံ၊ ကောင်းလှ ပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ ဘဂဝတော၊ အား။ ပစ္စသေသာယိ၊ ရှေ့ရှုနား ထောင်ပြီ။ အထ-တသ္မိံ ကာလေ၊ အရှင်အာနန္ဒာက ဝန်ခံရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ မဟာတာ၊ သော။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ တက္က။ ယေန-ဌာနေနာ၌။ နာတိကာ၊ တို့သည်။ သန္တိ၊ ရှိကုန်၏။ တံ-ဌာနံ၊ ထိုနာတိကရွာရှိရာအရပ်သို့။ အဝသရိ၊ ရောက်တော်မူပြီ။ ဘဂဝါ၊ သည်။ တတြုပိ-တသ္မိံ နာတိကေပိ၊ ဌလည်း။ ဂိဉ္ဇကာ ဝသထ၊ အဋ္ဌကျောင်း၌။ ဝိဟရတိ၊ နေတော်မူ၏။ အထ-တသ္မိံ ကာလေ၊ မြတ်စွာ ဘုရား၏ နာတိကရွာ အဋ္ဌကျောင်းဝယ် နေတော်မူရာ ထိုအခါ၌။ အာယသ္မာ အာနန္ဒောသည်။ ယေန-ဌာနေနာ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေနာ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၍။ ဧက မန္တံ၊ အောင်။ ဝါ၊ ၌။ နိသီဒိ၊ ၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသီန္တော၊ သော။ အာယသ္မာ အာနန္ဒောသည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ လျှောက်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊ ရား။ သာဇ္ဇောနာမ၊ သော။ ဘိက္ခု၊ သည်။ နာတိကော၊ ကာလံကတော၊ သေပါပြီ။ တဿ- ဘိက္ခုနော၏။ ဂတိ၊ ဣဏဂတိ သည်။ ဝါ၊ ဣဏသို့ရောက်ခြင်းသည်။ ဝါ၊ ရောက်အပ်သောဣဏသည်။ ကာ၊ အဘယ် ပါနည်း။ အဘိသမ္ပရာယော၊ ဣဏာဘိသမ္ပရာယသည်။ ဝါ၊ ဣဏသို့ရှေးရှုရောက် ခြင်းသည်။ ဝါ၊ ရှေးရှုရောက်အပ်သော ဣဏသည်။ ကော၊ အဘယ်ပါနည်း။ ဘန္တေ၊ ရား။ နန္ဒာ နာမ၊ နန္ဒာအမည်ရှိသော။ ဘိက္ခုနီ၊ ရဟန်းမသည်။ နာတိကော ၌။ ကာလံကတော၊ သေပါပြီ။ တဿ-ဘိက္ခုနိယာ၊ ထိုရဟန်းမ၏။ ဂတိ၊ သည်။ ကာ၊ နည်း။ အဘိသမ္ပရာယော၊ သည်။ ကော၊ နည်း။ ဘန္တေ၊ ရား။ သုဒတ္တော နာမ၊ သုဒတ္တအမည်ရှိသော။ ဥပါသကော၊ သီတင်းသည် ဒါယကာသည်။ နာတိကော ၌။ ကာလံကတော၊ ပါပြီ။ တဿ-ဥပါသကဿ၊ ၏။ ဂတိ၊ သည်။ ကာ၊ နည်း။ အဘိသမ္ပရာယော၊ သည်။ ကော၊ နည်း။ ဘန္တေ၊ ရား။ သုဇာတာ နာမ၊ သုဇာတာ အမည်ရှိသော။ ဥပါသိကာ၊ ဥပါသိကာမသည်။ နာတိကော ၌။ ကာလံကတော၊

ပြီ။ တဿ-ဥပါသိကာယ၊ ၏။ ဂတိ၊ သည်။ ကာ၊ အဘယ်ပါနည်း။ အဘိသမ္ဗရာယော၊ သည်။ ကော၊ အဘယ်ပါနည်း။ ဘန္တေ၊ ရား။ ကုက္ကုဋ္ဌော နာမ၊ သော။ ဥပါသကော၊ သည်။ နာတိကော၊ ဌ။ ကာလံကတော၊ ပြီ။ တဿ- ဥပါသကဿ၊ ၏။ ဂတိ၊ သည်။ ကာ၊ နည်း။ အဘိသမ္ဗရာယော၊ သည်။ ကော၊ နည်း။ ဘန္တေ၊ ရား။ ကာဠိဓမ္မော နာမ၊ ကာဠိဓမ္မအမည်ရှိသော။ ဥပါသကော၊ သည်။ နာတိကော၊ ဌ။ ကာလံကတော၊ ပါပြီ။ တဿ- ဥပါသကဿ၊ ၏။ ဂတိ၊ သည်။ ကာ၊ နည်း။ အဘိသမ္ဗရာယော၊ သည်။ ကော၊ နည်း။ ဘန္တေ၊ ရား။ နိကဠော နာမ၊ နိကဠအမည်ရှိသော။ ဥပါသကော၊ သည်။ ပ။ [ရှေးနည်းကိုမှီး၍ ဖော်။] ဘန္တေ၊ ရား။ ကဠိဿဟော နာမ၊ ကဠိဿဟအမည်ရှိသော။ ဥပါသကော၊ သည်။ ပ။ ဘန္တေ၊ ရား။ တုဠော နာမ၊ သော။ ဥပါသကော၊ သည်။ ပ။ ဘန္တေ၊ ရား။ သန္တုဠော နာမ၊ သန္တုဠအမည်ရှိသော။ ဥပါသကော၊ သည်။ ပ။ ဘန္တေ၊ ရား။ ဘဒ္ဒေါ နာမ၊ ဘဒ္ဒအမည်ရှိသော။ ဥပါသကော၊ သည်။ ပ။ ဘန္တေ၊ ရား။ သုဘဒ္ဒေါ နာမ၊ သုဘဒ္ဒအမည်ရှိသော။ ဥပါသကော၊ သည်။ နာတိကော၊ ဌ။ ကာလံကတော၊ ပြီ။ တဿ- ဥပါသကဿ၊ ၏။ ဂတိ၊ သည်။ ကာ၊ နည်း။ အဘိသမ္ဗရာယော၊ သည်။ ကော၊ နည်း။ ။ ဣတိ၊ သို့။ အဝေါစ၊ လျှောက်ပြီ။

၁၅၇။ (ဧဝံ၊ သို့။ ဝုတ္တေ၊ အရှင်အာနန္ဒာက လျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒာကို။ ဧတံ-ဝစနံကို။ အဝေါစ၊ မိန့်တော်မူပြီ။ ကိ၊ သို့။ အဝေါစ၊ နည်း?) “အာနန္ဒ၊ န္ဒာ၊ သာဠော၊ သော။ ဘိက္ခု၊ သည်။ အာသဝါနံ၊ အာသဝေါတို့၏။ ခယာ၊ ကုန်ခြင်းကြောင့်။ အနာသဝံ၊ အာသဝေါမရှိသော။ စေတော၊ ဝိမုတ္တိံ၊ ကိလေသာတို့မှလွတ်ပြီးသော အရဟတ္တဖိုလ်သမာဓိသို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ပညာဝိမုတ္တိံ၊ ကိလေသာတို့မှလွတ်ပြီးသော အရဟတ္တဖိုလ်ပညာသို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ဒိဠော၊ ဓမ္မေ၊ မျက်မှောက်ထင်ထင် ရှုမြင်အပ်သောသဘောဟု ဆိုအပ်သော ပစ္စက္ခအတ္တဘောဉာဉ်သာလျှင်။ သယံ၊ ကိုယ်တို့။ အဘိညာ၊ ထူးသောဉာဏ်ဖြင့်သိ၍။ သန္တိ၊ ကတွာ၊ မျက်မှောက်ပြု၍။ ဥပသမ္ပဇ္ဇေ၊ ရောက်၍။ ဝါ၊ ပြီးစေ၍။ ဝိဟာသိ၊ နေပြီ။ အာနန္ဒ၊ န္ဒာ၊ နန္ဒာ နာမ၊ သော။ ဘိက္ခု၊ နိ၊ သည်။ ပဉ္စန္ဒ၊ ဝါးပါးကုန်သော။ သြရမ္ဘာဂိယာနံ၊ အောက်ကာမဘုံဟူသော အဘို့အစဉ်ဖြစ်ကုန်သော။ ဝါ၊ အောက်ကာမဘုံဟူသော အဘို့အစဉ်အစီးအပွားဖြစ်ကုန်သော။ ဝါ၊ အောက်ကာမဘုံသက်ရောက်တတ်ကုန်သော။ ဝါ၊ သြရအမည်ရှိသော သုံးပါးသော အောက်မဂ်တို့သည်ပယ်အပ်၊ ပယ်သင့်၊ ပယ်ထိုက်ကုန်သော။ သံယောဇနာနံ၊ သံယောဇဉ်တို့၏။ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်။ သြပပါတိကာ၊ ဥပပါတ်ပဋိသန္ဓေရှိသည်။ ဝါ၊ ဥပပါတ်ပဋိသန္ဓေနေရသည်။ ဝါ၊ တစ်စုံတစ်ခုသော အရပ်မှ ကျလာသကဲ့သို့ ထင်ထင်ရှားရှားဖြစ်ခြင်းအလေ့ရှိသည်။ တတ္ထ-တသ္မိ၊ လောကေ၊ ထိုမြဟ္မာ့ပြည်၌။ ပရိနိဗ္ဗာယိနိ၊ ပရိနိဗ္ဗာန်စံခြင်းအလေ့ရှိသည်။ တဿ၊ လောကေ၊ ထိုမြဟ္မာ့ပြည်မှ။ အနာဝတ္တိဓမ္မော၊ ပြန်လည်ခြင်းသဘောမရှိသည်။ အဟောသိ၊ ဖြစ်ပြီ။ အာနန္ဒ၊ န္ဒာ၊ သုဒတ္တော၊ သော။ ဥပါသကော၊ သည်။ တိတ္ထံ၊ သုံးပါးကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ရာဂဒေါသ မောဟာနံ၊ ရာဂ၊ ဒေါသ၊ မောဟတို့၏။ တနုတ္တာ၊ ပါးကုန်သည်၏အဖြစ်ကြောင့်။ သကဒါဂါမိ၊ သကဒါဂါမ်သည်။ ဟုတွာ၊

၍၊ သကိဒေဝ၊ တစ်ကြိမ်သာလျှင်။ ဣမံလောကံ၊ ဤလူ့ပြည်သို့။ အာဂန္တု၊ ပဋိသန္ဓေ၏ အစွမ်းအားဖြင့်လာ၍။ ဒုက္ခဿ၊ တောဘူမက ဝဋ်ဒုက္ခ၏။ အန္တံ၊ ဆုံးရာဖြစ်သောနိဗ္ဗာန်ကို။ ကရိဿတိ၊ မျက်မှောက်ပြုလိမ့်လတ္တံ့။ အာနန္ဒန္တု၊ သုဇာတာ၊ သေ။ ဥပါသိကာ၊ သည်။ တိဏ္ဍံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ သောတာပန္နု၊ သောတာပန်သည်။ ဝါ၊ မင်တည်းဟူသောအယဉ်သို့ရောက်ပြီးသည်။ အဝိနိပါတဓမ္မာ၊ လေးပါးသောအပါယ်ဘုံတို့၌ ဘောက်ပြန်စွာ ကျရောက်ခြင်း သဘောမရှိသည်။ ဝါ၊ လေးပါးသောအပါယ်ဘုံတို့၌ ဘောက်ပြန်စွာ ကျရောက်စေတတ်သော ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ဟူသောတရားမရှိသည်။ နိယတာ၊ မဂ္ဂနိယာမအားဖြင့်မြဲသည်။ သမ္မောဓိပရာယနာ၊ လေးပါးသောသစ္စာကိုသိပြီးသော သောတာပတ္တိမဂ်ဉာဏ်ဟူသောမြတ်သော လည်းလျောင်းရာရှိသည်။ ဝါ၊ လေးပါးသောသစ္စာကိုသိပြီးသော သောတာပတ္တိမဂ်ဉာဏ်ဟူသောမြတ်သော လည်းလျောင်းရာရှိသည်။ ဝါ၊ လေးပါးသော သစ္စာကို သိလတ္တံ့သော အထက်မဂ်သုံးပါးဟူသော သောတာပတ္တိမဂ်မှတစ်ပါးသော အကြောင်းရှိသည်။ အဟောသိ၊ ပြီ။ အာနန္ဒန္တု၊ ကုတ္တု၊ ဇော နာမာ၊ သော။ ဥပါသကော၊ သည်။ ပဉ္စန္ဒံ၊ ကုန်သော။ ဩရမ္ဘာဂိယာနံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ဩပပါတိကော၊ သည်။ တတ္ထ-တသ္မိံ လောကော၊ ဤ။ ပရိနိဗ္ဗာယိ၊ သည်။ တသ္မာ လောကာ၊ မှ။ အနာဝတ္တိဓမ္မော၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒန္တု၊ ကာဠိဓမ္မော၊ သော။ ဥပါသကော၊ သည်။ ပ။ (ရှေးနည်းအတိုင်း ဖော်။) အာနန္ဒန္တု၊ နိကဇော၊ သော။ ဥပါသကော၊ သည်။ ပ။ အာနန္ဒန္တု။ ကဋိဿဟော၊ သော။ ဥပါသကော၊ သည်။ ပ။ အာနန္ဒန္တု။ တုဇ္ဇော၊ သော။ ဥပါသကော၊ သည်။ ပ။ အာနန္ဒန္တု။ သန္တုဇ္ဇော၊ သော။ ဥပါသကော၊ သည်။ ပ။ အာနန္ဒန္တု။ ဘဒ္ဒေါ၊ သော။ ဥပါသကော၊ သည်။ ပ။ အာနန္ဒန္တု။ သုဘဒ္ဒေါ၊ သော။ ဥပါသကော၊ သည်။ ပဉ္စန္ဒံ၊ ကုန်သော။ ဩရမ္ဘာဂိယာနံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ဩပပါတိကော၊ သည်။ တတ္ထ-တသ္မိံ လောကော၊ ဤ။ ပရိနိဗ္ဗာယိ၊ သည်။ တသ္မာ လောကာ၊ မှ။ အနာဝတ္တိဓမ္မော၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒန္တု၊ နာတိကော၊ ဤ။ ဝါ၊ ဆွေမျိုးတို့၏ရွာ၌။ ပရောပညာသံ၊ ငါးဆယ်အလွန်ရှိသော။ ဥပါသကာ၊ တို့သည်။ ကာလင်္ဂတာ၊ သေကြကုန်သည်။ သမာနာ၊ ကုန်သည်ရှိသော်။ ပဉ္စန္ဒံ၊ ကုန်သော။ ဩရမ္ဘာဂိယာနံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ဩပပါတိကာ၊ ကုန်သည်။ တတ္ထ-တသ္မိံ လောကော၊ ဤ။ ပရိနိဗ္ဗာယိနော၊ ကုန်သည်။ တသ္မာ လောကာ၊ မှ။ အနာဝတ္တိဓမ္မော၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ အာနန္ဒန္တု၊ နာတိကော၊ ဤ။ သာဓိကာ၊ အလွန်နှင့်တကွဖြစ်ကုန်သော။ နဂုတိ၊ ကိုးဆယ်သော။ ဥပါသကာ၊ တို့သည်။ ကာလင်္ဂတာ၊ ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်။ တိဏ္ဍံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ရာဂဒေါသမောဟာနံ၊ တို့၏။ တနုတ္တာ၊ ပါးကုန်သည်၏အဖြစ်ကြောင့်။ သကဒါဂါမိနော၊ တို့သည်။ ဟုတ္တာ၊ ကုန်၍။ သကိဒေဝ၊ သာလျှင်။ ဣမံလောကံ၊ ဤလူ့ပြည်သို့။ အာဂန္တု၊ ကုန်၍။ ဒုက္ခဿ၊ ၎င်း၏။ အန္တံ၊ ကို။ ကရိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ အာနန္ဒန္တု၊ နာတိကော၊ ဤ။ သာတိရေကာနိ၊

အပိုအလွန်နှင့်တကွဖြစ်ကုန်သော။ ပဉ္စသတနာ၊ ငါးရာကုန်သော။ ဥပါသကောတို့သည်။ ကာလင်္ကတော၊ ကုန်သည်။ သမာနာ၊ ကုန်သည်ရှိသော်။ တိတ္ထံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ သောတာပန္နော၊ တို့သည်။ အဝိနိပါတဓမ္မော၊ ကုန်သည်။ နိယတော၊ ကုန်သည်။ သဇ္ဇောဓိပရာယနော၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။

ဓမ္မာဒါသဓမ္မပရိယာယ

၁၅၀။ အာနန္ဒ၊ န္ဒာ။ မနုဿဘူတော၊ လူဖြစ်၍ဖြစ်သော။ သတ္တော၊ သတ္တဝါသည်။ ကာလံ၊ ကရေယျ၊ သေရာ၏။ တသ္မိယေဝ-သတ္တေ၊ ထိုသတ္တဝါသည်သာလျှင်။ ကာလင်္ကတော၊ သေပြီးသည်ရှိသော်။ တထာဂတံ၊ ငါဘုရားသို့။ ဝါ၊ ကို။ ဥပသင်္ကမိတွာ၊ ဤ။ ဧတမတ္ထံ၊ သေလေပြီးသောလူသတ္တဝါတို့၏ ဣဏဂတိ၊ ဣဏာဘိသမ္မရာယဟူသော ဤအကြောင်းကို။ ယံ ပုစ္ဆိဿထ၊ အကြင်မေးကုန်လိမ့်လတ္တံ့။ ဧတံ-ပုစ္ဆနံ၊ ဤသို့သေလေပြီးသောလူသတ္တဝါတို့၏ ဣဏဂတိ၊ ဣဏာဘိသမ္မရာယကို မေးခြင်းသည်။ အနတ္တရိယံ၊ အံ့ဘွယ်မရှိခဲ့။ ဝါ၊ အံ့ဘွယ်မဟုတ်ခဲ့။ သော၊ ဤသို့သေလေပြီးသောလူသတ္တဝါတို့၏ ဣဏဂတိ၊ ဣဏာဘိသမ္မရာယကိုမေးအပ်သည်ဖြစ်၍ ငါဘုရား၏ကြည့်ရှုစုံစမ်းတော်မူရခြင်းသည်။ တထာဂတဿ၊ ။ ဝိဟေသာ ပဟိ၊ ကိုယ်တော်ကိုညှဉ်းဆဲနှိပ်စက်တတ်သောဆင်းရဲသည်သာလျှင်။ ဟောတိ၊ ။ အာနန္ဒ၊ န္ဒာ။ (ယသ္မာ၊ ကြောင့်။ သော၊ ဤသေလေပြီးသောလူသတ္တဝါတို့၏ ဣဏဂတိ၊ ဣဏာဘိသမ္မရာယကို မေးအပ်သည်ဖြစ်၍ ငါဘုရား၏ ကြည့်ရှုစုံစမ်းတော်မူရခြင်းသည်။ တထာဂတဿ၊ ။ ဝိဟေသာ၊ သည်။ ဟောတိ၊ ။) တသ္မာ၊ ကြောင့်။ ဣဟ-ဣမသ္မိ လောကေ၊ ။ ယေန-ဓမ္မဒါသေန၊ အကြင်တရားဖြင့်ပြီးသော မိမိကို ကြည့်ရှုစုံစမ်းကြောင်းဖြစ်သော ကြေးမုံအပြင်နှင့်တူသော သောတာပတ္တိမဂ်နှင့်။ ဝါ၊ အကြင်တရားဖြစ်၍ဖြစ်သော မိမိကို ကြည့်ရှုစုံစမ်းကြောင်းဖြစ်သော ကြေးမုံအပြင်နှင့်တူသော သောတာပတ္တိမဂ်နှင့်။ သမန္တာဂတော၊ ကောင်းစွာလျော်စွာယှဉ်သော။ ဝါ၊ ပြည့်စုံသော။ အရိယသာဝကော၊ သည်း။ အတ္တနာဝ၊ ကိုယ်တိုင်သာလျှင်။ အတ္တာနံ၊ မိမိကို။ (ဗျာကာတံ၊ ဖြေဆိုခြင်း၎င်း။) အာကင်္ခမာနော၊ အလိုရှိခဲ့သော်။ အတ္တနာဝ၊ သာလျှင်။ အတ္တာနံ၊ ကို။ ဗျာကရေယျ၊ ဖြေဆိုရာ၏။ ကိ၊ သို့။ ဗျာကရေယျ၊ ရာသနည်း?။ “အဟံ၊ ငါသည်။ ဒီဏနိရယော၊ ကုန်ပြီးသောနိရရှိသည်။ ဒီဏတိရစ္ဆာနယောနိ၊ ကုန်ပြီးသော တိရစ္ဆာန်တို့၏ပေါင်းဆုံရာတိရစ္ဆာန်ဘုံရှိသည်။ ဒီဏပေတ္တိဝိယော၊ ကုန်ပြီးသောဗြဟ္မာတို့၏ဖြစ်ရာ ဗြဟ္မာဘုံရှိသည်။ ဒီဏာပါယဒုဂ္ဂတိဝိနိပါတော၊ ကုန်ပြီးသောအပေါယ်၊ ကုန်ပြီးသောဒုဂ္ဂတိ၊ ကုန်ပြီးသော ဝိနိပါတရှိသည်။ အမှီဖြစ်၏။ အဟံ၊ သည်။ သောတာပန္နော၊ သည်။ အဝိနိပါတဓမ္မော၊ သည်။ နိယတော၊ သည်။ သဇ္ဇောဓိပရာယနော၊ သည်။ အသ္မိ၊ ဖြစ်၏။” ဣတိ၊ သို့။ ဗျာကရေယျ၊ ရာ၏။ ဓမ္မဒါသံနာမာ၊ သော။ ဝါ၊ တရားဖြင့်ပြီးသောမိမိကို ကြည့်ရှု စုံစမ်းကြောင်းဖြစ်သော ကြေးမုံအပြင်နှင့်တူသော မဂ်ကိုပြုတတ်သည်၏ အဖြစ်ကြောင့် ဓမ္မာဒါသအမည်ရှိသော။ တံ ဓမ္မပရိယာယံ၊ ထိုဘုရားဒေသနာတော်ကို။ ဝါ၊ ထိုဒေသတဗ္ဗအနက်ကိုသိစေတတ်

သော တရားဒေသနာတော်ကို။ ဒေသေသာမိ၊ မကျယ်မပွား အကျဉ်းအားဖြင့် ဟောထားတော်မူပေအံ့။

၁၅၉။ အာနန္ဒ၊ နန္ဒာ။ ယေန-ဓမ္မာဒါသေန၊ နှင့်။ သမန္နာဂတော၊ သော။ အရိယ သံဝကော၊ သည်။ အတ္တနာဝ၊ သလျှင်။ အတ္တာနံ၊ ကို။ (ဗျာကာတံ၊ ၄။) အာကင်္ဂ မာနော၊ သော်။ အတ္တနာဝ၊ သလျှင်။ အတ္တာနံ၊ ကို။ ဗျာကာရေယျ၊ ရာ၏။ ကိံ၊ သို့။ ဗျာကာရေယျ၊ ရာသနည်း?။ ‘အဟံ၊ သည်။ ဝိဏာနိရယော၊ သည်။ ဝိဏာတိရစ္ဆာနယောနိ၊ သည်။ ဝိဏာပေတ္တိဝိသယော၊ သည်။ ဝိဏာပါယဒုဂ္ဂတိဝိနိပါတော၊ သည်။ အမှိ၊ ရာ၏။ အဟံ၊ သည်။ သောတာပန္နော၊ သည်။ အဝိနိပါတဓမ္မော၊ သည်။ နိယတော၊ သည်။ သစ္စောမိပရာယနော၊ သည်။ အသ္မိ၊ ရာ၏’။ ဣတိ၊ သို့။ ဗျာကာရေယျ၊ ရာ၏။ ဓမ္မာဒါသော၊ သော။ သော ဓမ္မပရိယာယော၊ သည်။ ကတမော စ၊ နည်း။

☞ အာနန္ဒ၊ နန္ဒာ။ ဣမ-ဣမသ္မိံ သာသနေ၊ ဌ။ အရိယသံဝကော၊ သည်။ ဗုဒ္ဓေ၊ ဝါဘုရား၌။ အဝေစ္စပသာဒေန၊ ဣဏ်ဖြင့်သက်ဝင်၍ ကြည်ညိုခြင်းနှင့်။ ဝါ၊ မတုန် မလှုပ်သောကြည်ညိုခြင်းနှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ရာ၏။ ကိံ၊ သို့။ ဗုဒ္ဓေ၊ ဌ။ အဝေစ္စပသာဒေန၊ နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ နည်း?။ ‘သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ အရဟံ၊ မူ၏။ သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ မူ၏။ သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ ဝိဇ္ဇာ စရဏသမ္ပန္နော၊ မူ၏။ သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ သုဂတော၊ မူ၏။ သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ လောကဝိဒ္ဓါ၊ မူ၏။ သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ အနတ္တရော၊ မူ၏။ သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ ပုရိသဒမ္မသာရထိ၊ မူ၏။ သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ သတ္တာ ဒေဝမနုဿာနံ၊ မူ၏။ သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ ဗုဒ္ဓေါ၊ မူ၏။ သော ဘဂဝါ၊ သည်။ ဣတိဝိ၊ ကြောင့်လည်း။ ဘဂဝါ၊ မူ၏’။ ဣတိ၊ သို့။ ဗုဒ္ဓေ၊ ဌ။ အဝေစ္စပသာဒေန၊ နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ရာ၏။

ဓမ္မာတရားတော်၌။ အဝေစ္စပသာဒေန၊ နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ရာ၏။ ကိံ၊ သို့။ အဝေစ္စပသာဒေန၊ နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ နည်း?။ ‘ဘဂဝတော၊ သည်။ ဓမ္မော၊ ဆယ်ပါးသောတရားတော်မြတ်ကို။ သွာက္ခာတော၊ ကောင်းစွာဟောတော်မူအပ်ပြီး။ (ဘဂဝတော၊ ရာ၏။) ဓမ္မော၊ လေးပါးသောမဂ်တရားကို။ သန္နိဋ္ဌိကော၊ ကိုယ်တိုင်ကိုယ်ကြပ် ရှုမြင်အပ်၏။

တနည်း။ ။ (ဘဂဝတော၊ ရာ၏။) ဓမ္မော၊ ကိုးပါးသောလောကုတ္တရာတရားကို။ သန္နိဋ္ဌိကော၊ ကိုယ်တိုင်ကိုယ်ကြပ် ရှုမြင်အပ်၏။

တနည်း။ ။ (ဘဂဝတော၊ ရာ၏။) ဓမ္မော၊ ကိုးပါးသော လောကုတ္တရာတရားသည်။ သန္နိဋ္ဌိကော၊ ချီးမွမ်းအပ်သောပညာဖြင့် ကိလေသာတို့ကိုအောင်တတ်၏။

တနည်း။ ။ (ဘဂဝတော၊ ရာ၏။) ဓမ္မော၊ ကိုးပါးသော လောကုတ္တရာတရားသည်။ သန္နိဋ္ဌိကော၊ ရှုမြင်ခြင်းကို ထိုက်၏။ (ဘဂဝတော၊ ရာ၏။) ဓမ္မော၊ လေးပါးသော မဂ်တရားသည်။ အကာလိကော၊ မျှော်လင့်ဆိုင်းငံ့အပ်သော အကျိုးပေးရာ ကာလ

မရှိခဲ့၊ ဝါ၊ ဝေ၊ သော အကျိုးပေးရာကာလခန့်။ (ဘဂဝတော၊ နိ။) ဓမ္မာ၊ ကိုးပါး သော သော ကုတ္တရာ တရားသည်။ ဧဟိပဿိကော၊ မယုံလျှင်လော့ ရှုလှည့်ဟူ၍ ဖြစ်သော အစီရင်ကို ခံထိုက်၏။ (ဘဂဝတော၊ နိ။) ဓမ္မာ၊ လေးပါးသော မဂ်၊ လေးပါးသော ဖိုလ်တရားသည်။ ဩပနေယျိကော၊ ဘာဝနာ၏ အစွမ်းအားဖြင့် မိမိ- ဖိတ်သို့ ကပ်၍ဆောင်ခြင်းငှါ ထိုက်၏။

တနည်း။ ။ (ဘဂဝတော၊ နိ။) ဓမ္မာ၊ နိဗ္ဗာန်တရားသည်။ ဩပနေယျိကော၊ သန္တိကိရိယာ၏အစွမ်းအားဖြင့် မိမိဖိတ်ဖြင့် ကပ်၍ဆောင်ခြင်းငှါ ထိုက်၏။

တနည်း။ ။ (ဘဂဝတော၊ နိ။) ဓမ္မာ၊ လေးပါးသော မဂ်တရားသည်။ ဩပနေယျိကော၊ မိမိကိုန်းရာ သတ္တဝါကို နိဗ္ဗာန်သို့ ဆောင်ပို့တတ်၏။

တနည်း။ ။ (ဘဂဝတော၊ နိ။) ဓမ္မာ၊ ဖိုလ်၊ နိဗ္ဗာန်တရားကို။ ဩပနေယျိကော၊ မျက်မှောက်ပြုအပ်သည်၏ အဖြစ်သို့ ဆောင်အပ်၊ ဆောင်သင့်၊ ဆောင်ထိုက်၏။ (ဘဂဝတော၊ နိ။) ဓမ္မာ၊ ကိုးပါးသော လောကုတ္တရာတရားကို။ ဝိညူဟိ၊ လေးပါး သော သစ္စာတရားကို သိလေ့ရှိကုန်သော ဥဒ္ဓိတညူပုဂ္ဂိုလ်၊ ဝိပဇ္ဇိတညူပုဂ္ဂိုလ်၊ နေယျ ပုဂ္ဂိုလ်တို့သည်သာ။ ပစ္စတ္တံ၊ အသီးသီးကိုယ်စီကိုယ်စီ မိမိနည်းဝေဒိတဓမ္မာ၊ သိအပ်၊ သိသင့်၊ သိထိုက်၏။ ဝါ၊ ခံစားအပ်၊ ခံစားသင့်၊ ခံစားထိုက်၏။ ဣတိ၊ သို့။ ဓမ္မာ၊ အဝေစ္စ ပသာဒေန၊ နှင့်။ သမန္တာဂတော၊ သည်။ ဟောတိ၊ ၎င်း။*

သံဃေး၊ ၎င်း။ အဝေစ္စပသာဒေန၊ နှင့်။ သမန္တာဂတော၊ သည်။ ဟောတိ၊ ၎င်း။ ဣ၊ သို့။ သံဃာ၊ ၎င်း။ အဝေစ္စပသာဒေန၊ နှင့်။ သမန္တာဂတော၊ သည်။ ဟောတိ၊ နည်း။

တရားဂုဏ်တော် ၆-ပါးပါဠိအနက်

* ဖြတ်ချက်။ ။ [သွာက္ခာတော ဘဂဝတော ဓမ္မာ သန္တိကော အကာ လိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဓမ္မာ ဝိညူဟိ။ ။ ဘဂဝတော၊ ဂုဏ်တော်ကိုးဖြာ တန်ခိုးလာသည့် မြတ်စွာတရားသည်။ ဓမ္မာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်ဘိသော တရားတော်ကို။ သွာက္ခာတော၊ စ၊ လယ်၊ အဆုံး သုံးပါးလုံး၌ သိမ်းကျုံးပိုက်၍ ကျေးဇူး ဂုဏ်နှင့် ပြည့်စုံလျောက်ပတ် ဂုဏ်သက်ကြောင့် ကောင်းမြတ်စွာဟောတော် မူအပ်ပါပေ၏။ (ဤကား ဆယ်ပါးသော တရားတော်နှင့် ဆက်ဆံသော အနက် တည်း)။

တနည်း။ ။ ဘဂဝတော၊ သည်။ ဓမ္မာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတော်ကို။ သွာက္ခာတော၊ ပဋိပတ်နိဗ္ဗာန် ကြောင်း၊ ကျိုး တန်အောင် ဝေတန်သေချာ များသိသာအောင် ကောင်းစွာ ဟောတော်မူ အပ်ပါပေ၏။ (ဤကား ကိုးပါးသော လောကုတ္တရာတရားနှင့် ဆက်ဆံသော အနက်တည်း)။

တနည်း။ ။ ဓမ္မာ၊ ဝိနယ၊ သုတ္တံ၊ သိဓမ္မဟု သုံးဝသော ပရိယတ္တိတရား တော်ကို။ သွာက္ခာတော၊ သဒ္ဓါ၊ အနက် မပျက်ကွက်တဲ့ အချက်ကျကျ နည်းစုံ

“ဘဝဝတော၏။ သာဝကသံဃောတပည့်အပေါင်းသည်။ သုပ္ပုပ္ပိပန္နော၊ ကောင်းစွာ ကျင့်တတ်၏။ ဝါ၊ ကောင်းသော အကျင့်ကို ကျင့်တတ်၏။ ဘဝဝတော၏။ သာဝက သံဃောသည်။ ဥပုပ္ပုပ္ပိပန္နော၊ ဖြောင့်မတ်သော အကျင့်ကို ကျင့်တတ်၏။ ဘဝဝတော၏။ သာဝကသံဃော သည်။ ဣယပုပ္ပိပန္နော၊ နိဗ္ဗာန်ကို သိကြောင်း ဖြစ်သော အရိယမဂ်အပေါင်းကို ကျင့်တတ်၏။ ဝါ၊ မဂ်ဖြင့် သိအပ်သော နိဗ္ဗာန်အကျိုးငှါ ကျင့်တတ်၏။ ဘဝဝတော၏။ သာဝကသံဃောသည်။ သမိဗိပုပ္ပိပန္နော၊ ကိုးပါး သောလောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်တတ်၏။ ဝါ၊ အရိအသေ ပြုခြင်းကို ခံထိုက်အောင် ကျင့်တတ်၏။ ယဒိဒံ-ယာနိ ပုရိသယုဂါနိ၊ အကြင်ယောက်ျား အစုံတို့သည်။ စက္ခုာနိ၊ အစုံဖွဲ့သောအားဖြင့် လေးပါးတို့သည်။ ဟောန္တိ၊ ကုန်၏။ ယဒိဒံ-ယေ ဣဒမ ပုရိသပုဂ္ဂလာ၊ အကြင်ယောက်ျားပုဂ္ဂိုလ်တို့သည်။ အဋ္ဌ၊ အသီးသီး ဝေဘန်သောအားဖြင့် ရှစ်ယောက်တို့သည်။ ဟောန္တိ၊ ကုန်၏။ ဘဝဝတော၏။ ဒေ-ဒေသာ သာဝကသံဃော၊ ဤ အစုံဖွဲ့သောအားဖြင့် လေးပါး-အသီးသီးဝေဘန်

ပြလျက် ကျနသေချာ ဒေသနာဖြင့် ကောင်းစွာ ဟောတော်မူအပ်ပါပေ၏။ (ဤကား ပရိယတ္တိနှင့်သာဆက်ဆံသော အနက်တည်း)။

ဘဝဝတော၊ ဂုဏ်တော်ကိုဖြာ တန်ခိုးသာသည့် မြတ်စွာဘုရား၏။ ဓမ္မော၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မက္ခန္ဓာဟု ဆယ်တန်သောတရားတော်ကို။ သန္တိဋ္ဌိကော၊ ဆယ်ပါးလက်ကိုင် တရားပိုင်တို့ ကိုယ်တိုင်ကိုယ်ကြပ် ရှုမြင်အပ် ပါပေ၏။ (ဤကား ဆယ်ပါးလုံးနှင့်ဆက်ဆံသော အနက်တည်း)။

တနည်း။ ။ ဘဝဝတော၊ ဂိလေသာသဘာဝ သူရဲခက်ကို ချိုးဖျက်တော် မူတတ်သော မြတ်စွာဘုရား၏။ ဓမ္မော၊ အောက်၊ ထက်လေးပါး မဂ်တရား တော်ကို။ သန္တိဋ္ဌိကော၊ မိမိသန္တာန် ကိလေရန်ကို ပယ်လှန်ချေဖျက် မိန့် ကြီးစက်သို့ မဂ်လက်နက်ကိုင် တရားပိုင်တို့ ကိုယ်တိုင်ကိုယ်ကြပ် ရှုမြင်အပ်ပါ ပေ၏။ (မဂ်တရားတို့)။

တနည်း။ ။ ဓမ္မော၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတော်ကို။ သန္တိဋ္ဌိကော၊ ရရှိလက်ကိုင် တရားပိုင်တို့ ကိုယ်တိုင်ကိုယ်ကြပ် ပစ္စဝေက္ခဏာဉာဏ်မြတ်ဖြင့် ရှုမြင်အပ်ပါပေ၏။

တနည်း။ ။ ဓမ္မော၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတော်သည်။ သန္တိဋ္ဌိကော၊ ချီးမွမ်းအပ်စွာ မဂ်ပညာဖြင့် ဆိုင်ရာဆိုင်ရာ ကိလေသာကို ပယ်နှုတ်ပြောင်စင် နောင်မထင်အောင် အောင်မြင်တော်မူတတ် ပါပေ၏။ ဝါ၊ ပွားစေချက်မှောက် သိညာဏ်ရောက်အောင် မဘောက်မပြန် ထိုးထွင်းဉာဏ်ဖြင့် ကေန်သိမြင်ခြင်းကိုထိုက်ပါပေ၏။ (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့)။

တနည်း။ ။ ဘဝဝတော၊ မြတ်စွာဘုရား၏။ ဓမ္မော၊ ဝိနယ၊ သုတ္တ တိဓမ္မဟု သုံးစသော ပရိယတ္တိတရားတော်ကို။ ဝါ၊ တရားတော်သည်။ သန္တိဋ္ဌိကော၊ စ၊ လယ်၊ အဆုံး သုံးပါးလုံး၌ သိမ်းကျုံးပိုက်၍ ကျေးဇူး ဂုဏ်နှင့်

သောအားဖြင့် ရှစ်ပါးသောတပည့်အပေါင်းသည်။ အဝဟုနေယျော၊ အဝေးမှဆောင်၍ ပူဇော်အပ်သော လေးပါးသောပစ္စည်းကို ခံခြင်းငှါထိုက်၏။ ဝါ၊ အဝေးမှဆောင်၍ ပူဇော်ရာပေတည်း။ ဘဂဝတော၊ ။ ဧသ-ဧသော သာဝကသံဃော၊ သည်။ ပါဟုနေယျော၊ ဧည့်သည်တို့၏အကျိုးငှါ စီရင်အပ်သော အာဂန္တုကတတ်ကို ခံခြင်းငှါထိုက်၏။ ဝါ၊ ရှေးဦးစွာ ပူဇော်ရာပေတည်း။ ဘဂဝတော၊ ။ ဧသ-ဧသော သာဝကသံဃော၊ သည်။ ဒက္ခိနေယျော၊ ကြီးပွားကြောင်းဖြစ်သော အလှူကို ခံထိုက်၏။ ဝါ၊ ကြီးပွားကြောင်းဖြစ်သော အလှူ၏ အကျိုးစီးပွါကို ဆောင်တတ်၏။ ဝါ၊ ပေးလှူအပ်သော လေးပါးသော ပစ္စည်းဝတ္ထုကို ခံထိုက်၏။ ဝါ၊ ပေးလှူအပ်သော လေးပါးသော ပစ္စည်းဝတ္ထု၏ အကျိုးစီးပွါကို ဆောင်တတ်၏။ ဘဂဝတော၊ ။ ဧသ-ဧသော သာဝကသံဃော၊ သည်။ အဉ္စလိကရဏိယော၊ လက်အုပ်ချီမှုကို ပြုခြင်းငှါထိုက်၏။

ပြည့်စုံထင်ရှား ဂိုဏ်ထူးအားဖြင့် ကြီးမားအာဂုံ သုတဂုဏ်နှင့် လောကလုံလက်ကိုင် ပရိယတ်ပိုင်တို့ ကိုယ်တိုင်ကိုယ်ကြပ် ရှုမြင်အပ်ပါပေ၏။ ဝါ၊ အများချီးကျူး ပညာထူးဖြင့် အရူးသမုတ် တိတ္ထိယုတ်ကို ပယ်မြုတ်ရှောင်ကြဉ် အရောင်တင်အောင် အောင်မြင်တော်မူတတ်ပါပေ၏။ ဝါ၊ ချီးမွမ်းအပ်စွာ မြတ်ပညာဖြင့် ထောင်၊ ရာချားဖြင့် ကိလေသာစစ်အင်ကို အောင်မြင်တော်မူတတ်ပါပေ၏။ ဝါ၊ ကိလေသာပယ် ဝေါဒါန်ရှယ်၍ စင်ကြယ်အောင်ကျင့် မှန်းထောက်ချင့်လျက် အသင့်ရည်သန် အနက်မှန်ကို ကော်သိမြင်ခြင်းငှါ ထိုက်ပါပေ၏။ (ပရိယတ္တိဘိဝံ)။

ဘဂဝတော၊ ဘဝဆုံးမှန် နေရမန်သို့ ကော်ကြံသွားတော်မူတတ်သော မြတ်စွာဘုရား၏။ ဓမ္မော၊ အောက်၊ ထက်လေးပါး မဂ်တရားသည်။ အကာလိကော၊ ကာလကြာမြင့် အချိန်ဖင့်အောင် မျှော်လင့်ဆိုင်းငံ့အပ်သော အကျိုးပေးရာကာလမရှိပါပေ။ ဝါ၊ အကျိုးမပေး အချိန်နှေးလျက် ဝေးသောအကျိုးပေးရာကာလ မရှိပါပေ။ (မဂ်တရားဘိဝံ)။

တနည်း။ ဘဂဝတော၊ ။ ဓမ္မော၊ ပရိယတ်ဓမ္မက္ခန္ဓာ မြတ်ကျမ်းဂန်သည်။ အကာလိကော၊ ကာလကြာမြင့် အချိန်ဖင့်အောင် မျှော်လင့်ဆိုင်းငံ့အပ်သော အကျိုးပေးရာကာလမရှိသော မဂ်တရား၏အကြောင်း ဖြစ်ပါပေ၏။ ဝါ၊ အကျိုးမပေး အချိန်နှေးလျက် ဝေးသောအကျိုးပေးရာ ကာလမရှိသော မဂ်တရား၏အကြောင်းဖြစ်ပါပေ၏။ (ပရိယတ္တိဘိဝံ၊ ဗျုပ္ပန် ဖိုလ်၊ နိဗ္ဗာန်မရ)။

ဘဂဝတော၊ ကိလေစက်ဆိုး သဘက်မျိုးကို ဖျက်ချိုးတော်မူတတ်သော မြတ်စွာဘုရား၏။ ဓမ္မော၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သောတရားတော်အဖြစ်။ ဧဟိပဿိကော၊ ထင်ရှားရှိမှန် စင်ကြယ်ဟန်ကြောင့် အမြန်အသော့ စိတ်မပျော့ဘဲ လာလော့ကြည့်လှည့်ဟူ၍ဖြစ်သော အစီအရင်ကို ခံတော်မူထိုက်ပါပေ၏။ (လောကုတ္တရာဘိဝံ)။

ဝါ၊လက်အုပ်ချီမှုကို ပြုရာပေတည်း။ ဘဂဝတော၊၏။ဧသ-ဧသော သာဝကသံဃော၊
 သည်။ လောကဿ၊ သတ္တလောက၏။ အနတ္တံရံ၊ မိမိကိုလွန်သော သံဃာမရှိသော။
 ဝါ၊ အတုမရှိမြတ်သော။ ပုညဓေတ္တံ၊ကောင်းမှုတည်းဟူသော မျိုးစေ့၏စည်ပင်ပေါက်
 ရောက်ရာ လယ်၊ ယာမြေကောင်းနှင့်တူ၏။ ဝါ၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏
 ပစ်ချရာ လယ်၊ယာ မြေကောင်းနှင့်တူ၏။ ဣတိ၊ သို့။ သံဃော၊ ဌ။ အဝေစ္စပသာဒေန၊
 နှင့်။ သမန္တာဝတော၊သည်။ ဟောတိ၊၏။

အရိယကန္တေဟိ၊ အရိယာပုဂ္ဂိုလ်တို့သည် နှစ်သက်အင်ကုန်သော။ အခဏ္ဍေဟိ၊
 ပုဆိုးအနားပြတ်ကဲ့သို့ အနားမပြတ်ကုန်သော။ အဆိုဒ္ဓေဟိ၊ ပုဆိုး အလယ်ပေါက်ကဲ့
 သို့ အလယ်မပေါက်ကုန်သော။ အသဗလေဟိ၊ နွားကြောင်၊ နွားကျား ကဲ့သို့
 မကြောင်၊မကျားကုန်သော။ အကမ္မာသေဟိ၊ နွားပြောက်၊ နွားကွက်ကဲ့သို့မပြောက်၊
 မကွက်ကုန်သော။ ဘုဇိသေဟိ၊ အမူးမဆိုင် မိမိကိုယ်တိုင်သာ စောင့်ပိုင်စောင့်

တနည်း။ ။ဘဂဝတော၊ ဈာန်သမာပတ် လမ်းထွက်ရပ်သို့ ဆည်းကပ်
 တော်မူတတ်သော မြတ်စွာဘုရား၏။ ဓမ္မော၊ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေး
 ထောင် မြားမြောင်ထင်ရှား ပရိယတ္တိတရားတော်သည်။ ဧဟိပဿိကော၊
 ထင်ရှားရှိမှန် စင်ကြယ်ဟန်ကြောင့် အမြန်အသေ့ စိတ်မပျော့ဘဲ လာလော့
 ကြည့်လှည့်ဟူ၍ဖြစ်သောအစီအရင်ကို ခံတော်မူထိုက်ပါပေ၏။ (ပရိယတ္တိဘိဝံ)။

ဘဂဝတော၊ ဘုန်းတော်ခြောက်ပါး အထောက်အားဖြင့် တောက်ပွား
 တော်မူသော မြတ်စွာဘုရား၏။ ဓမ္မော၊ မဂ်၊ဖိုလ်၊ရှစ်ဘော် တရားတော်
 သည်။ ဩပနေယျိကော၊ မီးလောင်ဦးခေါင်း ပုဆိုးကောင်းကို မျက်စောင်း
 မပြု လျစ်လျူရှု၍ ပွားမှုဘာဝနာ စွမ်းဖြင့်သာလျှင် ကောင်းစွာမိမိ စိတ်သို့ထိ
 အောင် အသိဉာဏ်သွင်း ကပ်၍ဆောင်ခြင်းကို ထိုက်တော်မူပါပေ၏။
 (မဂ်၊ဖိုလ်တရားဘိဝံ)။

တနည်း။ ။ဓမ္မော၊မဂ်၊ဖိုလ်၊နိဗ္ဗာန် ကိုးတန်သောတရားတော်သည်။ဩပ
 နေယျိကော၊မီးလောင်ဦးခေါင်း ပုဆိုးကောင်းကို မျက်စောင်းမပြု လျစ်လျူ
 ရှု၍ ပွားမှုဘာဝနာ စွမ်းဖြင့်သာလျှင် ကောင်းစွာမိမိ စိတ်သို့ထိအောင် အသိ
 ဉာဏ်ဟုန် အမြဲထုံအောင် အာရုံပြုလျှင်း ကပ်ဆောင်ခြင်းငှါ ထိုက်တော်မူပါ
 ပေ၏။ (မဂ်၊ဖိုလ်၊နိဗ္ဗာန်ဘိဝံ)။

တနည်း။ ။ဓမ္မော၊နိဗ္ဗာန်ဓာတ် တရားတော်မြတ်သည်။ ဩပနေယျိ
 ကော၊ မီးလောင်ဦးခေါင်း ပုဆိုးကောင်းကို မျက်စောင်းမရောက် လျစ်လျူ
 ထောက်၍ မျက်မှောက်ပြုလျှင်း ကိုယ်၊စိတ်ဖြင့် ကပ်ဆောင်ခြင်းကို ထိုက်တော်
 မူပါပေ၏။ (နိဗ္ဗာန်ဘိဝံ)။

တနည်း။ ။ဘဂဝတော၊၏။ ဓမ္မော၊ အရေးခြားနား အအေးများ
 သည့် လေးပါးသော မဂ်တရားတော်သည်။ ဩပနေယျိကော၊ မိမိကိုန်းရာ
 အရိယာကို နိဗ္ဗာန်ဘုံချောင် အမြို့ဘောင်သို့ ပို့ဆောင်တော်မူတတ် ပါပေ၏။
 (မဂ်တရားဘိဝံ)။

နိုင်သည်၏အဖြစ်ကို မြဲတတ်ကုန်သော။ ဝိညူပသတ္တေဟိ၊ ပညာရှိတို့သည် ချီးမွမ်းအပ်ကုန်သော။ အပရာမဇ္ဇေဟိ၊ တဏှာ၊ ဝိဇ္ဇိတို့ဖြင့် မှားမှားယွင်းယွင်း မသုံးသပ်အပ်ကုန်သော။ သမာဓိသံဝတ္တနိကေဟိ၊ ဥပဒာရသမာဓိ၊ အပ္ပနာသမာဓိကို ဖြစ်စေတတ်ကုန်သော။ သီလေဟိ၊ သီလသုံးနှင့်။ သမန္တာဂတော၊ သည် ဟောတိ၏။

အာနန္ဒ၊ န္ဓာ။ ယေန-ဓမ္မာဒါသေန၊ နှင့်။ သမန္တာဂတော၊ သော။ အရိယသာဝကော၊ သည်။ အတ္တနာဝ၊ သာလျှင်၊ အတ္တာနံ၊ ကို။ (ဗျာကတံ၊ ငှါ။) အကင်္ခမာနော၊ သော်။ အတ္တနာဝ၊ သာလျှင်။ အတ္တာနံ၊ ကို။ ဗျာက၊ ရေယျ၊ ရာ၏။ ကိံ၊ သို့၊ ဗျာက၊ ရေယျ၊ ရာသနည်း။ 'အဟံ၊ သည်။ ဝိဏနိရယော၊ သည်။ ဝိဏတိရစ္ဆာနယောနိ၊ သည်။ ဝိဏပေတ္တိဝိသယော၊ သည်။ ဝိဏာပါယဒုဂ္ဂတိဝိနိပါဓော၊ သည်။ အေမ္မိ၊ ၏။ အဟံ၊ သည်။ သောတာပန္နော၊ သည်။ အဝိနိပါတဓမ္မော၊ သည်။ နိယတော၊ သည်။ သမ္မောဓိ

တနည်း။ ။ဓမ္မော၊ အင်္ဂါကိုးတန် ပရိယတ္တိဓမ္မက္ခန္ဓာတရားတော်သည်။ ဩပနေယျိကော၊ ဝဋ်နရက်ချောက် ဒုက္ခအောက်မှ ထွက်မြောက်လိုလား အမျိုးသားတို့ ကြိုးစားအံ့ကြိတ် မိမိစိတ်သို့ ထိုးသိပ်ကပ်ဆောင်ခြင်းကို ထိုက်တော်မူပါပေ၏။ ဝါ၊ ဝဋ်နရက်ချောက် ဒုက္ခအောက်မှ ထွက်မြောက် လိုလား အမျိုးသားတို့ ကြိုးစားအံ့ကြိတ် မိမိစိတ်ကို ယိုဖိတ်သဒ္ဓါ စေတနာဖြင့် နန္ဒာ အပေါင်း ရှစ်သောင်းလေးထောင် ပရိယတ်ဘောင်သို့ ကပ်ဆောင်ခြင်းကို ထိုက်တော်မူပါပေ၏။ (ပရိယတ္တိသို့)။

တနည်း။ ။ဓမ္မော၊ ဗလ၊ နိဗ္ဗာန် ငါးတန်သော တရားတော်ကို။ ဩပနေယျိကော၊ သူများမထောက် ကိုယ်တိုင်ရောက်လျှင် မျက်မှောက်စင်စစ် ပြုအပ်သည်၏အဖြစ်သို့ မလစ်မဟင်း ဆောင်နှင်းအပ်၊ သင့်၊ ထိုက်တော်မူပါပေ၏။ (ဖိုလ်၊ နိဗ္ဗာန်သို့)။

ဘဂဝတော၊ မာရ်တန်ခိုးထက် ရန်မျိုးစက်ကို ချိုးဖျက်တော်မူတတ်သော မြတ်စွာဘုရား၏။ ဓမ္မော၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော တရားတော်ကို။ ဝိညူဟိ၊ ဒုက္ခ၊ သမုဒယ၊ နိရောဓနှင့် မဂ္ဂလေးတန် တရားမှန်ကို ဘောက်ပြန်မရှိ သိမြင်ဘိသည့် ဥဒ္ဓဋ္ဌိတ ဝိပဉ္စနှင့် နေယျပိုင်းခြား သုံးပါးသောပုဂ္ဂိုလ်တို့သည် သာ။ ပစ္စတ္တံ၊ သူ့ကိုအားမထား အသီးအခြားမိမိ၌။ ဝေဒိတဗ္ဗော၊ သူ့ထံ မကပ် ကိုယ့်ဉာဏ်ခတ်ဖြင့် သိအပ်၊ သင့်၊ ထိုက်တော်မူပါပေ၏။ ဝါ၊ သူ့ထံ မငှါး ကိုယ့်ဉာဏ်သွားဖြင့် ခံစားအပ်၊ သင့်၊ ထိုက်တော်မူပါပေ၏။ (သောကုတ္တံရာသို့)။

တနည်း။ ။ဓမ္မော၊ ဧကရာသ ဒုက်အရမှာ ဓမ္မ၊ ဝိနယ် သုံးသွယ်ပိဋက သုံးဝကား ငါးပါးနိကာယ် ကိုးသွယ်အင်္ဂါ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင် မြားမြောင်ခိုင်းခြား ပရိယတ္တိတရားတော်ကို။ ဝိညူဟိ၊ ဖိုလ်အရ ဟတ် ရကြောင်းမှတ်၍ မပြတ်လေ့လာ အထုံပါလျက် ကောင်းစွာဆက်ဆက် ပါဠိနက်ကို အချက်ကျကျ နည်းစုံပြ၍ သိကြကုန်ဘိ ပညာရှိသောပုဂ္ဂိုလ်တို့

ပရာယနော သည်။ အသ္မိ၏”။ ဣတိသ္မိ၊ ဗျာကရေယျ၊ ရာ၏။ ဓမ္မာဒါသော၊ သော။ သော ဓမ္မပရိယာယော သည်။ အယံ ခေါ၊ ဤသည်ပင်တည်း”။ ဣတိသ္မိ၊ အဝေါ စ၊ ပြီ။

ဘဝဝါ သည်။ တကြိပိ-တသ္မိ နာတိကေပိ၊ ဌလည်း။ ဂိဉ္ဇကာဝသထေ၊ ဌ။ ဂိဟရန္တော၊ သော်။ ဘိက္ခုနံ၊ တို့အား။ ဓမ္မိ၊ သော။ တေဒေဝ ကထံ၊ ကိုသာလျှင်။ ဗဟုလံ၊ ကြိမ်ဘန်များစွာ။ ကရောတိ၊ ၎င်း။ ကိ၊ သ္မိ။ ကရောတိ၊ နည်း။ “သီလံ သည်။ ဣတိ၊ ရှိ၏။ သမာဓိ၊ သည်။ ဣတိ၊ ၎င်း။ ပညာ၊ သည်။ ဣတိ၊ ၎င်း။ သီလပရိဘာဝိတော၊ သော။ သမာဓိ၊ သည်။ မဟပ္ပလော၊ သည်။ မဟာနိသံသော၊ သည်။ ဟောတိ၊ ၎င်း။ သမာဓိပရိဘာဝိတာ၊ အင်သော။ ပညာ၊ သည်။ မဟပ္ပလာ၊ သည်။ မဟာနိသံသာ၊ သည်။ ဟောတိ၊ ၎င်း။ ပညာပရိဘာဝိတံ၊ သော။ စိတ္တံ၊ သည်။ သမ္ပဒေဝ၊ စွာသာလျှင်။ အာသ

သည်သာ၊ ပစ္စတ္တံ၊ သူ့ကိုအားလေး အသီးအခြားမိမိ၌။ ဝေဒိတဗ္ဗော၊ သူ့ထံ မကပ် ကိုယ့်ဉာဏ်မြတ်ဖြင့် သိအပ်၊ သင့်၊ ထိုက်ပါပေ၏။ ဝါ၊ သူ့ထံမငှါး ကိုယ့်ဉာဏ်သွားဖြင့် ခံစားအပ်၊ သင့်၊ ထိုက်ပါပေ၏။

တနည်း။ ။ဘဝဝတော၊ ဂုဏ်တော်ကိုးဖြာ တန်ခိုးသာသည့် မြတ်စွာ ဘုရားသည်။ ယသ္မာ၊ ကြောင့်။ ဘဝဝတော၊ ၎င်း။ ဓမ္မော၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မက္ခန္ဓာဟု ဆယ်တန်သောတရားတော်ကို။ သန္နိဋ္ဌိကော၊ ဆယ်ပါးလက်ကိုင် တရားပိုင်တို့ ကိုယ်တိုင်ကိုယ်ကြပ် ရှုမြင်အပ်ပါပေ၏။ တသ္မာ၊ ကြောင့်။ ဘဝဝတော၊ ၎င်း။ ဓမ္မော၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မက္ခန္ဓာဟု ဆယ်တန်သောတရား တော်ကို။ သွာက္ခာတော၊ စ၊ လယ်၊ အဆုံး သုံးပါးလုံး၌ သိမ်းကျုံးပိုက်၍ ဈေး ဖူးဂုဏ်နှင့် ပြည့်စုံလျောက်ပတ် ဂုဏ်သကတ်ကြောင့် ကောင်းမြတ်စွာဟော တော်မူအပ်ပါပေ၏။

ယသ္မာ၊ ကြောင့်။ ဘဝဝတော၊ ကိလေသာစက် သုံးထောင်ဝက်ကို ချိုးဖျက် တော်မူတတ်သော မြတ်စွာဘုရား၏။ ဓမ္မော၊ အောက်၊ ထက်လေးပါး မဂ် တရားနှင့် များပြားစွာဘိ ပရိယတ္တိတရားတော်သည်။ အကာလိကော၊ ကာလ ကြာမြင့် အချိန်ဖင့်အောင် မျှော်လင့်ဆိုင်းငံ့အပ်သော အကျိုးပေးရာကာလ မရှိပေ။ တသ္မာ၊ ကြောင့်။ ဘဝဝတော၊ ကိလေသာရေးခြား ရန်ဘေးများကို လေးပါးမဂ်ရောက် စက်အမြောက်ဖြင့် ဖျက်ဖျောက်တော်မူတတ်သောမြတ်စွာ ဘုရား၏။ ဓမ္မော၊ ကို။ သန္နိဋ္ဌိကော၊ ရှုမြင်အပ်ပါပေ၏။ ယသ္မာ၊ ကြောင့်။ ဘဝဝ တော၊ ၎င်း။ ဓမ္မော၊ သည်။ ဧဟိပဿိကော၊ ပါပေ၏။ တသ္မာ၊ ကြောင့်။ ဘဝဝ တော၊ ၎င်း။ ဓမ္မော၊ သည်။ အကာလိကော၊ မရှိပါပေ။

ယသ္မာ၊ ကြောင့်။ ဘဝဝတော၊ မာရ်အနက်ကြိုက် သဘက်ယုတ်ကို ဖျက် ဖြိုတ်တော်မူတတ်သော မြတ်စွာဘုရား၏။ ဓမ္မော၊ သည်။ ဩပနေယျိကော၊ ပါပေ၏။ တသ္မာ၊ ကြောင့်။ ဘဝဝတော၊ ၎င်း။ ဓမ္မော၊ သည်။ ဧဟိပဿိကော၊

ဝေဟိတို့မှ။ ဝိမုစ္စတိ၊ န။ သေယံ၊ လိဒံ၊ အဘယ်မည်ကုန်သော။ အာသဝေဟိ၊ တို့မှ။ ဝိမုစ္စတိ၊ နည်း။ “က-ဇာသဝါ၊ မှလည်းကောင်း၊ ဘဝါသဝါ၊ မှလည်းကောင်း။ အဝိဇ္ဇာသဝါ၊ မှလည်းကောင်း”။ ဣတိ-ဣမေဟိ အာသဝေဟိ၊ ဤအာသဝေါတရား တို့မှ။ ဝိမုစ္စတိ၊ န။ ဣတိ၊ သို့။ ကရောတိ၊ န။

၉၀။ အထ-ပစ္စာ၊ နာတိကရူာ အဋ္ဌကျောင်းဝယ် နေတော်မူပြီးရာကာလမှ နောက်၌၊ ဘဝဝါးသည်။ ဝုတိကော၊ ဌ။ ယထာဘိရန္တံ၊ အကြင်အကြင် အလိုတော် အတိုင်း။ ဝါ၊ စွာ။ ဝိဟရိက္ခာ၊ ပြီး၍။ အာယသ္မန္တံ အာနန္တံကို။ အာမန္တေသိ၊ မူပြီး ကိ။ သို့။ အာမန္တေသိ၊ သနည်း။ “အာနန္တန္တာ၊ တံ၊ သည်။ အာ၊ လော့၊ မယံ၊ တို့သည်။ ယာမ၊ ကုန်ဖို့။ ယေဝု-ဌာနေနာ၊ ဌ။ ဝေသာလီ၊ သည်။ အတ္ထိ၊ န။ တေန-ဌာနေနာ၊ ထိုဝေသာလီပြည်ရှိရာအရပ်သို့၊ ဥပသက်ခိသာမ၊ ချဉ်းကပ်ကြပါကုန်ဖို့”။

ပေ၏။ ယသ္မာ၊ ကြောင့်၊ ဓမ္မော၊ ကို။ ဝိညူဟိ၊ သစ္စာလေးထပ် ပရိယတ်ကို အတတ်သိမြင် ပညာရှင်တို့သည်သာ၊ ပစ္စတ္တံ၊ ဌ။ ဝေဒိတဗ္ဗော၊ န။ တသ္မာ၊ ကြောင့်။ ဘဂဝတော၊ န။ ဓမ္မော၊ သည်။ ဩပနေယျိကော၊ မီးလောင် ဦးခေါင်း ပုဆိုးကောင်းကို မျက်စောင်းမပြု လျစ်လျူရှု၍ ပွားမှုဘာဝနာ စွမ်းဖြင့်သာလျှင် ကောင်းစွာမိမိ စိတ်သို့ထိအောင် အသိဉာဏ်သွင်း ကပ်၍ဆောင်ခြင်းကို ထိုက်တော်မူပါပေ၏။ (ဤအကြောင်း၊ အကျိုးစပ်၍ ပေးသောအနက်များကို-အပိ စ သွာက္ခာတော အယံ ဓမ္မော။ ကသ္မာ၊ သန္တိဋ္ဌိကတ္တာ-အစရှိသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ပါဌ၊ ပုရိမဿ၊ ပုရိမဿ ပစ္ဆိမံ ပစ္ဆိမံ ပဒံ ကာရဏဝစနံ-ဟူသော ဝိသုဒ္ဓိမဂ် မဟာဋီကာပါဌများကိုထောက်ဆ၍ ရေးလိုက်ပေ၏။) ဣတိ၊ သို့။ ဆဟိ၊ ခြောက်ပါးကုန်သော။ ဂုဏေဟိ၊ ဂုဏ်တော်တို့နှင့်။ သမ္ပန္နံ၊ ပြည့်စုံတော်မူသော။ ဓမ္မံ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်ကို။ အဟံ၊ ခန္ဓာငါးခု ခတ်အစုကို ငါ့ဟုသမုတ် အကျွန်ုပ်သည်။ ပူဇေမိ၊ အယူမချော် ဉာဏ်မူပေါ်အောင် ပူဇော်ပါ၏အရှင်ဘုရား။

တရားဂုဏ်တော်ခြောက်ပါးအနက်ငြီး၏။

တရားဂုဏ်တော် ၆-ပုဒ်တို့တွင် သွာက္ခာတော-ဟူသောဤပုဒ်၌ ပရိယတ္တိကိုလည်းရအပ်၏။ ကြွင်းသောပုဒ်တို့၌ကား လောကုတ္တရာတရားကိုသာ ရအပ်၏ဟု ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ဆို၏။ ထိုဝိသုဒ္ဓိမဂ် အဋ္ဌကထာစကားကို မုချတ္တကိုသာရည်ရွယ်၍ ဆို၏ဟု မှတ်ယူရမည်။ ပရိယာယတ္တိအားဖြင့်ကား ပရိယတ္တိဓမ္မကိုလည်း ခြောက်ပုဒ်လုံး၌ ရအပ်၏ဟု ဝိသုဒ္ဓိမဂ်မဟာဋီကာ၌ ဆို၏။ ထို့ကြောင့် ခြောက်ပုဒ်လုံး၌ ပရိယတ္တိဓမ္မကိုလည်း ထည့်သွင်း၍ ယေဝုနေနာ ခဲ့ပေ၏။

ဓမ္မာနုဿတိကမ္မဋ္ဌာန်း

ဓမ္မာနုဿတိကို ပွားစေလိုသော သူတော်ကောင်းသည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်လျက် သွာက္ခာတော ဘဂဝတော ဓမ္မော-စသော

ဣတိ၊ သို့။ အာမန္တေသိ၊ မုဗ္ဗိ။ (ဧဝံ၊ သို့။ ဝုဇတ္ထံ၊ မြတ်စွာဘုရားကမိန့်တော်မူအပ်သည် ရှိသော်။) အာယသ္မာ အာ နန္ဒော၊ သည်။ “ဘန္တေ၊ ရား။ ဧဝံ၊ ကောင်းလှပါပြီ”။ ဣတိ ခေါ၊ သို့သဘလျှင်။ ဘဂဝတော၊ အား။ ပစ္စဿာသိ၊ ရှေ့ရှုနားထောင်ပြီ။ အထ-တသ္မိံ ကာလေ၊ အရှင်အာနန္ဒာက ဝန်ခံပြီးရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ မဟတာ၊ သော။ ဘိက္ခုသံဗောဓ၊ နှင့်။ သဒ္ဓိံ၊ တက္က၊ ယေန-ဌာနနာ၌။ ဝေသာလီ၊ သည်။ အတ္ထိ၊ နံ။ တံ-ဌာနံ၊ သို့။ အဝသရိ၊ မုဗ္ဗိ။ ဘဂဝါ၊ သည်။ တတြ- တိသံ ဝေသာလီယံ၊ ထိုဝေသာလီပြည်၌။ အဗ္ဗပါလိဝနေ၊ အဗ္ဗပါလီ အမည်ရှိသော ပြည်တန်းဆာမ၏ ဥယျာဉ်၌။ ဝိဟရတိ၊ နံ။ တတြ-တသ္မိံ အဗ္ဗပါလိဝနေ၊ ၌။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ မုဗ္ဗိ၊ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။

“ဘိက္ခုဝေ၊ တို့ဘိက္ခု၊ သည်။ သတော၊ အောက်မေ့တတ်သော သတိရှိသည်။ သမ္ပဇောနေော၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ပညာရှိသည်။ ဟုတွာ၊

တရားဂုဏ်တော်ခြောက်ပုဒ်ကို အောက်က ရေးခဲ့ပြီးသော အနက်အတိုင်း နှလုံးသွင်း၍ ဆယ်ပါးသောတရားတော်၏ ဂုဏ်တော်များကို အကြိမ်ကြိမ် အဖန်ဖန် အောက်မေ့အပ်၏။

ဓမ္မာနုဿတိကို အောက်မေ့ခြင်း၏အကျိုးကား-ဓမ္မာနုဿတိကို ပွားစေသော ပုဂ္ဂိုလ်၏စိတ်ကို ရာဂလည်းမနှိပ်စက်နိုင် (၁)၊ ဒေါသလည်း မနှိပ်စက်နိုင် (၂)၊ မောဟလည်းမနှိပ်စက်နိုင် (၃)၊ တရားတော်ကိုအာရုံပြု၍ စိတ်လည်း ဖြောင့်မတ်တော့သည်သာ (၄)၊ ဓမ္မာနုဿတိကို ပွားစေသော ပုဂ္ဂိုလ်အား ဝိတက်၊ ဝိစာရ၊ ဝီတိ၊ သုခ၊ ဧကဂ္ဂတာ-ဟူသော ငါးပါးသော ဈာန်အင်္ဂါဘို့ သည် တပြိုင်နက် ဖြစ်ပေါ်လာကြကုန်၏။ (၅)။ (ဈာန်အင်္ဂါဆိုသော်လည်း တရားဂုဏ်တော်တို့၏ သိမ်မွေ့နက်နဲ ခက်ခဲသည်၏အဖြစ်၊ အထူးထူး အပြားပြားများစွာသောဂုဏ်တော်တို့ကို အောက်မေ့ရေး၌ အားစိုက်ရသည်၏အဖြစ် ကြောင့်အပ္ပနာသို့မရောက်နိုင်ဘဲ ဥပစာရဈာန်မျှသာဖြစ်နိုင်ပေ၏။) ဤဓမ္မာနုဿတိကို အားထုတ်သောသူတော်ကောင်းသည်၊ သြပနေယျိကတရားတော်ကိုဟောတတ်သောဆရာကို မြတ်စွာဘုရားများအပြင် အတိတ်မှာလည်း မမြင်၊ ပစ္စုပ္ပန်မှာလည်း ငါဘို့မြတ်စွာဘုရားအပြင်မမြင်၊ ဤသို့တရားဂုဏ်တော်ကိုမြင်ရသဖြင့်မြတ်စွာဘုရား၌ရှိသေခြင်း သဂါရာတာ (၆)၊ ရှေ့ရှုလိုက်နာခြင်း သပ္ပဋိဿဝဘာ (၇) ဂုဏ်တော်လည်းရှိပေ၏။ တရားတော်ကို အလေးပြုသော ပုဂ္ဂိုလ်သည်သဒ္ဓါ၏ပြန်ပြောသည်၏အဖြစ်သဒ္ဓါဝေပုလ္လ (၈)၊ သတိ၏ပြန်ပြောသည်၏အဖြစ် သတိဝေပုလ္လ (၉)၊ ပညာ၏ပြန်ပြောသည်၏အဖြစ် ပညာဝေပုလ္လ (၁၀)၊ ကောင်းမှု၏ပြန်ပြောသည်၏အဖြစ် ပုညဝေပုလ္လ (၁၁) အကျိုးကိုလည်းရပေ၏။ များသောအားကြီးသောဝီတိ (၁၂)၊ အားသေးသော ဝီတိ (၁၃) ကိုလည်းရ၏။ ကြောက်တိုက်သောအာရုံ၊ ကြောက်စေတတ်သောအာရုံများကိုလည်း သည်းခံနိုင်၏ (၁၄)၊ ခုက္ခအပေါင်းကိုလည်း ခံနိုင်၏ (၁၅)၊ တရားတော်နှင့်လည်း အတူနေရ၏ဟူသော သညာကိုလည်းရ၏ (၁၆)။

၍။ ဝိဟရေယျံ၊ နေရာ၏။ အယံ၊ ဤ။ “သတော ဘိက္ခဝေ ဘိက္ခု၊ ဝိဟရေယျံ၊ သဗ္ဗဇာ
 နော” ဟူ၍ ဆုံးမတော်မူခြင်းသည်။ ဝေါ၊ သင်ချစ်သားတို့အား။ ဝါ၊ တို့ကို။ အမှာ
 ကံ၊ ငါတုရားတို့၏။ အနုသာသနီ၊ အဆုံးအမတော်ပေတည်း။ ဘိက္ခဝေ၊ တို့။
 ကထဉ္စ၊ အဘယ်သို့လျှင်။ ဝါ၊ အဘယ်ပုံသာလျှင်။ ဝါ၊ အဘယ်သို့သော အပြားအားဖြင့်
 သာလျှင်။ ဘိက္ခု၊ သည်။ သတော၊ သည်။ အဟောသိ၊ နည်း။ “ဘိက္ခဝေ၊ တို့။
 ဣမ-ဣမသ္မိ” သာသနော၊ ဤငါတုရားသာသနာတော်၌။ ဘိက္ခု၊ သည်။ အာတာဝီ၊
 ကိလေသာကို ပြင်းစွာပူပန်စေတတ်သော သဗ္ဗပ္ပဓာန် လုံ့လရှိသည်။ သဗ္ဗဇာနော၊
 ကောင်းစွာအပြားအားဖြင့် သိတတ်သော ဣန္ဒြိယရှိသည်။ သတိမာ၊ အောက်

တရားတော်၏ဂုဏ်တော်ကို အောက်မေ့ခြင်းဖြင့် ဓမ္မာနုဿတိ ကိန်းအောင်း
 အပ်သောကိုယ်သည် စေတီအိမ်ကဲ့သို့ ပူဇော်ခြင်းငှါလည်း ထိုက်၏(၁၇)။
 လောကုတ္တရာတရားကိုရခြင်းငှါ စိတ်လည်းညွတ်၏(၁၈)။ လွန်ကျူးအပ်သော
 ဝိတိက္ကမိတဗ္ဗဝတ္ထုနှင့်တကွ တွေ့ကြုံရာ၌ တရားတော်၏ ကောင်းသောတရား
 ၏အဖြစ်ကို အောက်မေ့နိုင်သည်ဖြစ်၍ ရှက်ခြင်း ဟိရိ (၁၉)။ ကြောက်ခြင်း
 ဩတ္တပ္ပ(၂၀) လည်း ထင်လာ၏။ သုဂတိထက်အလွန်ဖြစ်သော မင်၊ ဖိုလ်ကို
 မရနိုင်ခဲ့သော် သုဂတိဘဝသို့ လားရောက်ရ၏(၂၁)။ ဤကားအကျိုးတည်း။

တသ္မာ ဟဝေ အပ္ပမာဒံ၊ ကယိရာထ သုမေဓသော။
 ဧဝံ မဟာနုဘာဝါယ၊ ဓမ္မာနုဿတိယာ သဒါ။

တသ္မာ၊ ထိုသို့ကြီးကျယ်များပြား တိုးပွားသောအကျိုးရှိသည်၏ အဖြစ်
 ကြောင့်။ သုမေဓသော၊ အနက်အနဲ အခက်အခဲကို ဖျက်ခွဲတတ်သော ကောင်း
 သောပညာရှိသော သူတော်ကောင်းသည်။ ဧဝံ မဟာနုဘာဝါယ၊ သို့စဉ်
 များပြား တိုးပွားသော အာနုဘော်အစွမ်းသတ္တိရှိသော။ ဓမ္မာနုဿတိယာ၊
 တရားဂုဏ်တော် အာနုဘော်ကို သင့်လျော်ထုံတွေ့ ယောဂီလေ့ဖြင့် အောက်
 မေ့ခြင်း၌။ သဒါ၊ နေ့ရောညဉ့်ပါ ချိန်ခါမပြတ် အခါခပ်သိမ်း။ ဟဝေ၊ စင်
 စစ်ကေန အမှန်အားဖြင့်။ အပ္ပမာဒံ၊ တရားအငွေ့ တအားတွေ့လျက် မမေ့
 မလျော့ မပေါ့ မဆခြင်းကို။ ကယိရာထ၊ အရိုးကြေကြေ အရေခြောက်ခြောက်
 မထောက်မညာ ပြုကျင့်ရာ၏။

ဓမ္မာနုဿတိကမ္မဋ္ဌာန်းပြီးပြီ။

သံဃာနုဿတိကမ္မဋ္ဌာန်း
သံဃာ့ဂုဏ်တော် ၉-ပါးပါဌ်အနက်

သံဃာနုဿတိကို ပွားစေလိုသော သူတော်ကောင်းသည် ဆိပ်ငြိမ်ရာ
 အရပ်သို့ကပ်ရောက်လျက်သုပ္ပဋိပန္နော။ပ။ အနုတ္တံရံ ပုညက္ခေတ္တံ လောကဿ-
 ဟူ၍ အရိယာသံဃာတော်၏ဂုဏ်တော်တို့ကို အကြိမ်ကြိမ် အဘန်ဘန်အောက်
 မေ့အပ်ကုန်၏။

မေ့တတ်သောသတိရှိသည်။ ဟုတွာ၍။ လောကော၊ ကာယဟူသော လောကဉ္စ။ အဘိဇ္ဈာဒေါမနဿံ၊ အဘိဇ္ဈာ၊ ဒေါမနဿကို။ ဝိနေယျံ၊ ပယ်ဖျောက်၍။ ကာယော၊ ရူပကာယခန္ဓာကိုယ်၌။ ဝါ၊ သုံးဆွဲနှစ်ပါးသော ကောဠာသအပေါင်း၌။ ကာယာနုပဿီ၊ ရူပကာယခန္ဓာကိုယ်ကိုအတန်တန်ရှုလေ့ရှိသည်။ ဝါ၊ သုံးဆွဲနှစ်ပါးသော ကောဠာသအပေါင်းကို အတန်တန်ရှုလေ့ရှိသည်။ ဟုတွာ၍။ ဝိဟရတိ၊ ၎င်း၏။ အာတာပီ၊ သည်။ သမ္ပဇာနော၊ သည်။ သတိမာ၊ သည်။ ဟုတွာ၍။ လောကော၊ ဝေဒနာဟူသော လောကဉ္စ။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျံ၍။ ဝေဒနာယု၊ ဝေဒနာတို့၌။ ဝေဒနာနုပဿီ၊ ဝေဒနာကိုအတန်တန်ရှုလေ့ရှိသည်။ ဟုတွာ၍။ ဝိဟရတိ၊ ၎င်း၏။ အာတာပီ၊ သည်။ သမ္ပဇာနော၊ သည်။ သတိမာ၊ သည်။ ဟုတွာ၍။ လောကော၊ စိတ္တဟူသော လောကဉ္စ။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျံ၍။ စိတ္တာ၊ စိတ်၌။ စိတ္တာနုပဿီ၊

မြန်မာဘာသာအနက်ကား

ဘဝဝတော၊ တရားရတနာ မြတ်ဩဝါကို ကောင်းစွာ ဝေဘန်တော်မူ တတ်သော မြတ်စွာဘုရား၏။ သာဝကသံဃော၊ တရားရတနာ မြတ်ဩဝါ ကို ကောင်းစွာနာယူတတ်သော တပည့်တို့၏အပေါင်းသည်။ သုပ္ပဋိပန္နော၊ သမ္မာပုဂ္ဂိုလ် အကျင့်မြတ်ကို ဆတ်ဆတ်မသွေ ကောင်းစွာ ကျင့်တော်မူတတ် ပါပေ၏။

ဘဝဝတော၊ ၎င်း၏။ သာဝကသံဃော၊ ဩဝါဒါနုသာသနီ တရားဆီကို အလီလီ အဖန်ဖန်နာခံတတ်သော တပည့်တို့၏အပေါင်းသည်။ ဥဇုပ္ပဋိပန္နော၊ အလယ်အလတ် အကျင့်မြတ်ကို မကပ်အယုတ် ကောက်ပေါင်းဖြုတ်၍ အဟုတ် ဖြောင့်မတ် ကျင့်တော်မူတတ်ပါပေ၏။ ဝါ၊ မိစ္ဆာမနှောင့် လမ်းမထောင့်ဘဲ ဖြောင့်ဖြောင့်မတ်မတ် ကျင့်တော်မူတတ်ပါပေ၏။

ဘဝဝတော၊ ၎င်း၏။ သာဝကသံဃော၊ သည်။ ဣယုပ္ပဋိပန္နော၊ ဒုက္ခသေရန် နေရမာန်ကို ကေန်သိကြောင်း မက်ကျင့်ကောင်းကို ပျော့ပျောင်း ဟည့်မတ် ကျင့်တော်မူတတ်ပါပေ၏။ ဝါ၊ မဂ်၊ ဖိုလ်၊ ပစ္စဝေက္ခဏာ ဣဏ်ဖြာဖြာဖြင့် ကောင်းစွာသိအပ် နိဗ္ဗာန်မြတ်ကို ရွယ်မှတ်ရည်ကော် ရကြောင်းမျှော်၍ကျင့် တော်မူတတ်ပါပေ၏။

ဘဝဝတော၊ ၎င်း၏။ သာဝကသံဃော၊ သည်။ သာဓိစိပ္ပဋိပန္နော၊ ဝဋ်နရက် ချောက် ဒုက္ခအောက်မှ ထွက်မြောက်သို့ရန် နည်းကောင်းမှန်၍ လျော်ကန် သင့်လျော် အကျင့်ကျော်ကို ကျင့်တော်မူတတ်ပါပေ၏။ ဝါ၊ ဂုဏ်ကိုချီးပွဲ စိတ်ဝယ်စွဲလျက် အံ့ခဲပြုစုံ ရိုသေမှုကို တခုမကျန် လက်ခံထိုက် အောင် အလိုက်သင့်လျော် ကျင့်တော်မူတတ်ပါပေ၏။ ယဒိဒိ-ယာနိ ပုရိသ ယုဂါ နိ၊ အကြင်မဂ်၊ ဖိုလ်ရထား၊ အငြိမ်းစားမည့် ယောကျ်ား အစုံတို့သည်။ စတ္တာရိ၊ အစုံဖွဲ့သောအားဖြင့် လေးပါးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယဒိဒိ-ယေ ဣမေ ပုရိသပုဂ္ဂလာ၊ အကြင်မဂ်၊ ဖိုလ်ရထား၊ အငြိမ်းစားမည့် ယောကျ်ား

မိတ်ကိုအဘန်ဘန်ရှုလေ့ရှိသည်။ ဟုတွာ၍။ ဝိဟရတိ၏။ အာတာပီသည်။ သမ္မ
 ဇာနောသည်။ သတိမာ၊ သည်။ ဟုတွာ၍။ လောကော ဥပါဒါနက္ခန္ဓာ ဟုသော
 လောကဉ္စ။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျ၍။ ဓမ္မေသု၊ ဥပါဒါနက္ခန္ဓာ တရား
 တို့၌။ ဓမ္မာနုပဿီ၊ ဥပါဒါနက္ခန္ဓာတရားတို့ကို အဘန်ဘန်ရှုလေ့ရှိသည်။ ဟုတွာ၍။
 ဝိဟရတိ၏။ ဘိက္ခဝေ၊ တို့။ ဧဝံ ခေါ၊ ဤသို့သာလျှင်။ ဝါ၊ ပုံသာလျှင်။ ဝါ၊ ဤသို့
 သောအပြားအားဖြင့်သာလျှင်။ ဘိက္ခု၊ သည်။ သတော၊ သည်။ ဟောတိ၏။

ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ သို့လျှင်။ ဝါ၊ ပုံလျှင်။ ဝါ၊ အပြားအားဖြင့်သာလျှင်။ ဘိက္ခု၊
 သည်။ သမ္မဇာနော၊ သည်။ ဟောတိ၊ နည်း။ “ဘိက္ခဝေ၊ တို့။ ဣဓ-ဣမသ္မိံ” သာသနော
 ဉ္စ။ ဘိက္ခု၊ သည်။ အဘိက္ကန္တေ၊ ရှေ့သို့တက်ခြင်း၌သည်းကောင်း။ ပဋိက္ကန္တေ၊ နောက်သို့

ပုဂ္ဂိုလ်တို့သည်။ အဋ္ဌ၊ အသီးအခြား ဝေဘန်သောအားဖြင့် ရှစ်ပါးတို့သည်
 သာလျှင်။ ဟောန္တိ၏။

ဘဂဝတော၊ အသိန်းမက များလှကုန်စွာ ကိလေသာကို လေးဖြာမြှိုက်
 မင် စိန်သန်လျက်ဖြင့် ချိုးဖျက်တော်မူတတ်သော မြတ်စွာဘုရား၏။ ဒေ-
 ဒေသော သာဝကသံဃော၊ အစုံဖွဲ့သောအားဖြင့် လေးပါး၊ အသီးအခြား
 ဝေဘန်သောအားဖြင့် ရှစ်ပါးသော ဤတပည့်တို့၏အပေါင်းသည်။ အာဟု
 နေယျော၊ ဝေးရာအရပ် ဆောင်ယူလတ်၍ လှူအပ်ဝတ္ထု ပစ္စည်းစုကို တခု
 မကျန် အလှူခံတော်မူထိုက်ပါပေ၏။ ဝါ၊ တခြားရပ်ဝေး ကိုယ်တိုင်ပြေး၍
 အရေးသင့်လျော် ဥစ္စာအားလုံးကိုသော်လည်း ပူဇော်ရာ ဖြစ်တော်မူပါ
 ပေ၏။

ဘဂဝတော၊ ၏။ ဒေ-ဒေသော သာဝကသံဃော၊ သည်။ ဝါဟုနေယျော၊
 ဧည့်သည်လက်ဆောင် များကုန်အောင်ကို ရာထောင်ပုဉ်းကံ ကျိုးပေးသန်၍
 ခံတော်မူထိုက်ပါပေ၏။ ဝါ၊ အစဉ်းအောင် ရှေ့ရှုဆောင်၍ မြားမြောင်သင့်
 လျော် ပစ္စည်းကိုသော်လည်း ပူဇော်ရာဖြစ်တော်မူပါပေ၏။

ဘဂဝတော၊ ၏။ ဒေ-ဒေသော သာဝကသံဃော၊ သည်။ ဒက္ခိဏေယျော၊ ယခု
 နောင်လား အကျိုးများ၏ တိုးပွားကြောင်းဟု မြတ်အလှူကို ခံယူတော်မူထိုက်
 ပါပေ၏။ ဝါ၊ ယခုနောင်လား အကျိုးများ၏ တိုးပွားကြောင်းဟု မြတ်အလှူ၏
 ပွားလှအကျိုး တိုးထက်တိုးအောင် အားကြီးဖြောင့်မတ် ကျင့်တော်မူတတ်
 ပါပေ၏။ ဝါ၊ တမလွန်လောက ယုံကြည်လှ၍ ကြည်ဆွသဒ္ဓါ လှူဒါန်းလာ
 သော ဒါနဝတ္ထု အစုစုံကို တခုမကျန် အလှူခံတော်မူထိုက်ပါပေ၏။ ဝါ၊
 တမလွန်လောက ယုံကြည်လှ၍ ကြည်ဆွသဒ္ဓါ လှူဒါန်းလာသော ဒါနဝတ္ထု
 အစုစုံ၏ ပွားမှုအကျိုး တိုးထက်တိုးအောင် အားကြီးဖြောင့်မတ် ကျင့်တော်
 မူတတ်ပါပေ၏။

ဘဂဝတော၊ ၏။ ဒေ-ဒေသော သာဝကသံဃော၊ သည်။ အဗ္ဗိလိကရဏီ
 ယော၊ ရိသေဆည်းကပ် ကျင့်ဝတ်မြတ်ကို ပြုတတ်ကြောင်းဟုတ်ချီလက်အုပ်ကို

ဆုတ်ခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာအပြားအားဖြင့်သိတတ်သော ဣဏ်ပညာကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သော ဣဏ် ပညာဖြင့် ရှေ့သို့တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်းကို ပြုလေ့ရှိသည်။ ဟောတိ၊ ၎င်း။ အာလောကိတေ၊ ရှေးရှုကြည့်ခြင်း၌လည်းကောင်း။ ဝါ၊ တူရှုကြည့်ခြင်း၌လည်း ကောင်း။ ဝိလောကိတေ၊ တစောင်းကြည့်ခြင်း၌လည်းကောင်း။ ဝါ၊ ထောင့်ကျသော အရပ်ကိုကြည့်ခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဣဏ်ပညာကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာအပြားအားဖြင့် သိတတ် သော ဣဏ်ပညာဖြင့် ရှေ့ရှုကြည့်ခြင်း၊ တစောင်းကြည့်ခြင်းကို ပြုလေ့ရှိသည်။ ဟောတိ၊ ၎င်း။ သမဗ္ဗိတေ၊ အင်္ဂါကြီး၊ ဝယ်ကို ကောင်းစွာ ဆွဲခြင်း၌လည်းကောင်း။ ဝါ၊ ကွေးခြင်း ၌လည်းကောင်း။ ပသာရိတေ၊ အင်္ဂါကြီး၊ ဝယ်ကို ဆန့်တန်းခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ သည်။ ဝါ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သော ဣဏ်ပညာဖြင့်

မယုတ်ကောန် ကျိုးပေးသန်အောင် ခံတော်မူထိုက်ပါပေ၏။ ဝါ၊ ရိုသေ ဆည်းကပ်ကျင့်ဝတ်မြတ်ကို ပြုတတ်ကြောင်းဟု မြတ်ကောင်းမှုကို ပြုသူအစစ် ဖြစ်ကြီး ဖြစ်တော်မူပါပေ၏။

တဂဝတော၊ ၎င်း။ ဒေသ-ဒေသော သာဝကသံဃော၊ သည်။ လောကဿ၊ သတ္တလောက၏။ အနုတ္တရံ၊ မိမိထက်လွန်သော လယ်မရှိသော။ ဝါ၊ အတူ မရှိမြတ်သော။ ပုညဓေတ္တံ၊ မျိုးစေ့ကောင်းမှု အစုံစု၏ ပွားမှုလုံလောက် အညွန့် အညွှောက်တို့ ပေါက်ရောက်စည်ပင်ရာ လယ်၊ ယာမြေကောင်းနှင့် တူတော် မူပါပေ၏။ ဣတိ၊ သို့။ နဝဟိ၊ ကိုးပါးကုန်သော။ ဂုံဏေဟိ၊ ဂုဏ်တော်ကျေးဇူး တော်တို့နှင့်။ သမ္ပန္နဿ၊ ပြည့်စုံတော်မူသော။ အရိယသံဃဿ၊ အရိယာသံဃာ တော်အား။ အဉ္စလိ၊ ရိုသေဆည်းကပ် ကျင့်ဝတ်မြတ်ကို ပြုတတ်ကြောင်းဟုတ် ချီလက်အုပ်ကို။ ကရောမိ၊ ကြည်လင်သဒ္ဓါ စေတနာဖြင့် ပြုပါ၏အရှင်ဘုရား။ (ထောမနာပဏာမ ထင်အောင် အပိုထည့်စွက်၍ပေးသည်။)

သံဃာ့ဂုဏ်တော် ၉-ပါးအနက်ပြီး၏။

သံဃာနုဿတိကို အောက်မေ့ရခြင်းအကျိုးကား—

ဤသို့ သုပ္ပဋိပန္နတာ စသော သံဃာတော်၏ ဂုဏ်တော်ကိုးပါးကို အဖန် ဖန်အောက်မေ့သော သူတော်ကောင်းအပေါင်း၏ စိတ်ကို ရှာဂံလည်း မနိုင် စက်နိုင် (၁)၊ ဒေါသလည်း... (၂)၊ မောဟလည်း... (၃)၊ သံဃာတော်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်ဖြစ်ရတော့သည်သာ (၄)၊ သံဃာတော်သို့ ညွတ်ယိမ်းကိုင်းရှိုင်းသော ပိတက်၊ ပိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟူသော ငါးပါးသော ဈာန်အင်္ဂါတို့သည် တပြိုင်နက် ဖြစ်ပေါ်လာကုန်၏ (၅)၊ (သို့ဈာန်အင်္ဂါဆိုသော်လည်း သံဃာ့ဂုဏ်တော်တို့၏ သိမ်မွေ့နက်နဲ ခက်ခဲ သည်၏အဖြစ်၊ အထူးထူးအပြားပြား များစွာသောဂုဏ်တော်တို့ကို အောက် မေ့ရေး၌ အားစိုက်ကြောင့်ကြရသည်၏ အဖြစ်ကြောင့် အပ္ပနာသို့ မရောက်

ကွေးခြင်း၊ ဆန့်ခြင်းကိုပြုလေ့ရှိသည်။ ဟောတိ၊ ဤ။ သံဃာဥပတ္တံစိဝရဓာရဏော၊ သံဃာဥပတ္တံ၊ သပိတ်၊ သင်္ကန်းကိုဆောင်ခြင်း၌။ သမ္ပဇာနကာရီ၊ သည်။ ဝါ၊ ကောင်းစွာ အပြားအားဖြင့်သိတတ်သော ဉာဏ်ပညာဖြင့် သံဃာဥပတ္တံ၊ သပိတ်၊ သင်္ကန်းကိုဆောင်ခြင်းကိုပြုလေ့ရှိသည်။ ဟောတိ၊ ဤ။ အသိတေ၊ စားဘွယ်ကို စားခြင်း၌လည်းကောင်း။ ပီတေ၊ သောက်ဘွယ်ကို သောက်ခြင်း၌လည်းကောင်း။ ခါယိတေ၊ ခဲဘွယ်ကို ခဲခြင်း၌လည်းကောင်း။ သာယိတေ၊ လျက်ဘွယ်ကို လျက်ခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ သည်။ ဝါ၊ ကောင်းစွာအပြားအားဖြင့်သိတတ်သော ဉာဏ်ပညာဖြင့် စားခြင်း၊ သောက်ခြင်း၊ ခဲခြင်း၊ လျက်ခြင်းကို ပြုလေ့ရှိသည်။ ဟောတိ၊ ဤ။ ဥစ္စာရပဿာဝကဓမ္မ၊ ကျင်ကြီး၊ ကျင်ငယ်စွန့်မှု၌။ သမ္ပဇာနကာရီ၊ သည်။ ဝါ၊ ကောင်းစွာအပြားအားဖြင့်သိတတ်သော ဉာဏ်ပညာဖြင့် ကျင်ကြီး၊ ကျင်ငယ်စွန့်မှုကို ပြုလေ့ရှိသည်။ ဟောတိ၊ ဤ။ ဂတေ၊ သွားခြင်း၌လည်းကောင်း။ ဌိတေ၊ ရပ်ခြင်း၌လည်းကောင်း။ နိသိန္ဓေ၊ ထိုင်ခြင်း၌လည်းကောင်း။ သုတ္တေ၊ အိပ်ခြင်း၌လည်းကောင်း။ ဇာဂရိတေ၊ နိုးကြားခြင်း၌လည်းကောင်း။ ဘာသိတေ၊ စကားပြောဆိုခြင်း၌လည်းကောင်း။ တုဏှိတာဝေ၊ စကားတုံ့မချေ ဆိတ်ဆိတ်နေသည်၏အဖြစ်၌လည်းကောင်း။ သမ္ပဇာနကာရီ၊ လေ့ရှိသည်။ ဝါ၊ ကောင်းစွာအပြားအားဖြင့်သိတတ်သော ဉာဏ်ပညာဖြင့် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်း၊ နိုးကြားခြင်း၊ စကားပြောဆိုခြင်း၊ ဆိတ်ဆိတ်နေခြင်းကို ပြုလေ့ရှိသည်။ ဟောတိ၊ ဤ။ ဘိက္ခဝေ၊ ထိုးစေ ခေါ်ဤသို့သာလျှင်။ ဝါ၊ ပုံသာလျှင်။ ဝါ၊ အားဖြင့်သာလျှင်။ ဘိက္ခု၊ သည်။ သမ္ပဇာနော၊ သည်။ ဟောတိ၊ ဤ။ ဘိက္ခဝေ၊

နိုင်ဘဲ ဥပစာရဇာန်မျှသာ ဖြစ်ပေ၏။) ဤသံဃာနုဿတိကို ပူးစေသော ပုဂ္ဂိုလ်သည် ဘိက္ခုသံဃာ၌ ရှိသေခြင်း သဂါရဝတာ (၆)၊ ဘိက္ခုသံဃာ ဟူသော ဆရာရှိသည်၏အဖြစ် သပ္ပဋိဿဝတာ (၇)၊ သဒ္ဓါဝေပုလ္လ (၈)၊ သတိဝေပုလ္လ (၉)၊ ပညာဝေပုလ္လ (၁၀)၊ ပုညဝေပုလ္လ (၁၁) အကျိုးများကို ရ၏။ များသောအားကြီးသောပီတိ (၁၂)၊ အားသေးသောပီတိ (၁၃) ကိုလည်းရ၏။ ကြောက်ရာဖြစ်သောအာရုံ၊ ကြောက်ထိုက်သော အရုံကိုလည်း သည်းခံနိုင်၏ (၁၄)၊ ဒုက္ခအပေါင်းကိုလည်းသည်းခံနိုင်၏ (၁၅)၊ သံဃာနှင့်အတူနေရ၏ ဟူသောသညာကိုလည်း ရ၏ (၁၆)၊ သံဃာနုဿတိ ကိန်းအောင်းရာဖြစ်သော ခန္ဓာကိုယ်သည်လည်း သံဃာ၏စည်းဝေးရာ ဖြစ်သော ဥပုသ်အိမ်ကဲ့သို့ ပူဇော်ခြင်းငှါထိုက်၏ (၁၇)၊ သံဃာ့ဂုဏ်တော်ကို ရခြင်းငှါ စိတ်လည်းညွတ်၏ (၁၈)၊ လွန်ကျူးအပ်သော ဝိတိက္ကမိတဗ္ဗဝတ္ထုနှင့် တွေ့ကြုံရာ၌ မျက်မှောက်ထင်ထင် သံဃာတော်ကို ဖူးမြင်ရသကဲ့သို့ ရှက်ခြင်း ဟိရိ (၁၉)၊ ကြောက်ခြင်းဩတ္တပ္ပ (၂၀) လည်းထင်လာ၏၊ သုဂတိဘဝထက် အလွန် မဂ်၊ ဖိုလ်ကိုမရနိုင်ခဲ့သော် သုဂတိဘဝသို့ လားရ၏ (၂၁)၊ ဤကား အကျိုးတည်း။

တသ္မာ...ယာ သဒါ။ ။ နောက်ကအတိုင်းပင်တည်း။
 [သံဃာနုဿတိ ကမ္မဋ္ဌာန်းပြီးပြီ။]

တို့။ ဘိက္ခု၊ သည်။ သတော၊ သည်။ သမ္ပဇာနော၊ သည်။ ဟုတွာ၊ ဤ။ ဝိဟရေယျ၊ ရာဇ်။ အယံ၊ ဤ။ “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနော” ဟူ၍ ဆုံးမတော် မူခြင်းသည်။ ဝေါ၊ ထိုအား။ ဝါ၊ ထိုကို။ အမှာကံ၊ ထို၏။ အနုသာသနီ၊ ပေတည်း။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ ပြီ။

အဗ္ဗပါလိဂဏိကာ

၁၆၁။ အဗ္ဗပါလိ၊ အဗ္ဗပါလိအမည်ရှိသော။ ဂဏိကာ၊ ပြည့်တန်းဆာမသည်။ အသောသိ၊ ကြားသိရပြီ။ တနည်း-အသောသိ ခေါ်၊ ပြီးသည်သာ။ ကိ၊ သို့။ အသောသိနည်း?။ “ဘဂဝါ၊ သည်။ ဝေသာလိ၊ ဝေသာလိပြည်သို့။ အနုပ္ပတ္တော၊ အစဉ်သင့် ကြွရောက်တော်မူလာသည်။ ဟုတွာ၊ ဤ။ ဝေသာလိယံ၊ ဌ။ မယံ၊ ဝါ၏။ အဗ္ဗဝနေ၊ သရက် ဥယျာဉ်တော၌။ ဝိဟရတိ ကိရ၊ နေတော်မူသတတ်။ ဝါ၊ သတံ”။ ဣတိ၊ သို့။ အသောသိ ခေါ်၊ သည်သာ။ အထ-ပစ္စာ၊ ကြားသိပြီးရာကာလမှ နောက်၌။ အဗ္ဗပါလိ၊ အမည်ရှိသော။ ဂဏိကာ၊ ပြည့်တန်းဆာမသည်။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကောင်းကုန် ကောင်းကုန်သော။ ဝါ၊ အလွန်ကောင်းကုန်သော။ ယာနာနိ၊ ယာဉ်တို့ကို။ ယောဇာ ပေတွာ၊ ယဉ်စေပြီး၍။ ဘဒ္ဒံ ဘဒ္ဒံ။ သော၊ ယာနံ၊ သို့။ အဘိရူဟိတွာ၊ တက်စီးပြီး၍။ ဘဒ္ဒေဟိ ဘဒ္ဒေဟိ၊ ကောင်းကုန်ကောင်းကုန်သော။ ဝါ၊ ကုန်သော။ ယာနေဟိ၊ တို့ဖြင့်။ ဝေသာလိယာ၊ မှ။ နိယျာသိ၊ ထွက်ပြီ။ ယေန-ဌာနေနာ၊ သကော၊ မိမိဥစ္စာဖြစ်သော။ အာရာမော၊ အာရာမသည်။ အတ္ထိ၊ ၏။ တေန-ဌာနေနာ သို့။ ပါယာသိ၊ သွားပြီ။ ယာနဿ၊ ၏။ ဘူမိ၊ သွားလောက်ရာမြေအရပ်သည်။ ယာဝတိကာ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိ၏။ (တာဝတိကံ၊ သော။ ဘူမိ၊ သို့။) ယာနေနာ၊ ဖြင့်။ ဂန္ဒာ၊ ဤ။ ယာနာ၊ မှ။ ပစ္စောရောဟိတွာ၊ တဘန်သက်ဆင်းပြီး၍။ ပတ္တိကာဝ၊ ခြေဖြင့်သွားသည် သာလျှင်။ ဝါ၊ ခြေချည်းသွားသည်သာလျှင်။ ဝါ၊ ခြေကျင်သွားသည်သာလျှင်။ ဟုတွာ၊ ဤ။ ယေန-ဌာနေနာ၊ ဌ။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေနာသို့။ ဥပသက်မိ၊ ၏။ ဥပ သက်မိတွာ၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ဤ။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိဒိ၊ ၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိန္ဒံ ခေါ်၊ ပြီးသော။ အဗ္ဗပါလိ၊ သော။ ဂဏိကံ၊ ကို။ ဘဂဝါ၊ သည်။ ဓမ္မိယာ၊ တရားရှိသော။ ဝါ၊ တရားအားလျော်သော။ ကထာယ၊ စကား ဖြင့်။ သန္တဿေသိ၊ ပစ္စုပ္ပန်၊ သံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာရှုမြင်စေတော်မူပြီ။ ဝါ၊ ပစ္စုပ္ပန်၊ သံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာပြတော်မူပြီ။ သမာဒါပေသိ၊ ကုသိုလ် တရားတို့ကို ကောင်းစွာယူစေတော်မူပြီ။ ဝါ၊ ကုသိုလ်တရားတို့၌ ဆောက်တည်စေ တော်မူပြီ။ သမုတ္တေဇေသိ၊ ကုသိုလ်တရားတို့၌ ကောင်းစွာထက်သန်စေတော်မူပြီ။ သံပဟံသေသိ၊ ဥဿာဟအထူး ရုံဏ်ကျေးဇူးဖြင့် ကောင်းစွာအပြားအားဖြင့် ရှင်မြူး အားတက်စေတော်မူပြီ။ အထ-ပစ္စာ၊ တရားဟောတော်မူပြီးရာကာလမှနောက်၌။ အဗ္ဗပါလိ၊ သော။ ဂဏိကာ၊ သည်။ ဘဂဝတာ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္တဿိတာ၊ အပ်ပြီးသည်။ သမာဒါဝိတာ၊ အပ်ပြီးသည်။ သမုတ္တေဇိတာ၊ အပ်ပြီးသည်။ သံပဟံသိတာ၊ အပ်ပြီးသည်။ ဟုတွာ၊ ဤ။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊

ကို။ အဝေါစ၊လျှောက်ပြီ။ ကိံ၊သို့။ အဝေါစ၊ နည်း၊ “ဘန္တေ၊ရား။ ဘဂဝါ၊သည်။ တိက္ခသံဃေန၊နှင့်။သဒ္ဓိံ၊ တက္ခ၊ သွာတနာယ၊နက်ဖြန်နံနက် အရုဏ်တက်၌ ထက် မြက်ခိုင်ခံ့ ဖြစ်သတ္တံ့သော ကောင်းမှု၊ဝီတိ၊ပါမေ၊ ဇ္ဇအကျိုးငှါ။ ဝါ၊ နက်ဖြန်ဆမ်း ဘုန်းပေ ခြင်းအကျိုးငှါ။ မေ၊ ကျွန်ုပ်၏။ ဘတ္တံ၊ ထမင်းကို။ အဓိဝါသေတု၊ ကိုယ် တော်၏အထက်သို့ဝန်တက်၍ နေစေတော်မူပါလော့။ ဝါ၊ သည်းခံတော်မူပါလော့။ ဝါ၊ သာယာတော်မူပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ လျှောက်ပြီ။ ဘဂဝါ၊သည်။ တုဏှိဘာဝေန၊ အဖြစ်ဖြင့်။ အဓိဝါသေသိ၊ ပြီ။ အထ-ပစ္စာ၊ ဆွမ်းစားပင့်ပြီးရာ ကာလမှနောက်၌။ အဗ္ဗပေါလိ၊ သော၊ ဂဏိကာ၊ သည်။ ဘဂဝတော၊၏။အဓိဝါသနံ၊ ကိုယ်တော်၏အထက်သို့ဝန်တက်၍နေစေတော်မူခြင်းကို။ ဝါ၊ သည်းခံတော်မူခြင်းကို။ ဝါ၊ သာယာတော်မူခြင်းကို။ ဝိဒိတွာ၊ သိပြီး၍။ အာသနာ၊ နေရာမှ။ ဥဠာယ၊ ထ၍။ ဘဂဝန္တံ၊ကို။ အဘိဝါဒေတွာ၊၍။ ပဒက္ခိဏံ၊ သတ္တဝါတို့၏ အပြားအားဖြင့် ကြီးပွားကြောင်းဖြစ်သော အရိအသေပြုမှု၊ လက်အုပ်ချီမှုကို။ ဝါ၊ လက်ျာရစ်လည် သည်ကို။ ကတွာ၊ပြု၍။ ပတ္တမိ၊ဘဲသွားပြီ။

ဝေသာလိကာ၊ ဝေသာလိပြည်၌ဖြစ်ကြကုန်သော။ ဝါ၊ ဝေသာလိပြည်၌နေကြ ကုန်သော။ ဝါ၊ ဝေသာလိပြည်ဟူသောနေရာရှိကုန်သော။ လိစ္ဆဝိ၊လိစ္ဆဝိမင်းတို့ သည်။ အသေသာသံ၊ကုန်ပြီ။ တနည်း-အသေသာသံ ခေါ်၊ ကုန်ပြီးသည်သာ။ ကိံ၊ သို့။အသေသာသံ၊ ကုန်သနည်း၊ “ဘဂဝါ၊သည်။ ဝေသာလိံ၊သို့။ အနုပ္ပတ္တော၊ သည်။ ဟုတွာ၊ ၍။ ဝေသာလိယံ၊ ၌။ အဗ္ဗပေါလိဝနေ၊ ၌။ ဝိဟရတိ ကိရ၊ သတတ်။ ဝါ၊သတံ့”။ဣတိ၊သို့။ အသေသာသံ၊ကုန်ပြီ။ အထ-ပစ္စာ၊ ကြားသိကြပြီးရာ ကာလမှနောက်၌။ တေ လိစ္ဆဝိ၊ ထိုလိစ္ဆဝိမင်းတို့သည်။ ဘဒ္ဒါနိ ဘဒ္ဒါနိ၊ ကုန်သော။ ယာနာနိ၊ တို့ကို။ ယောဇာပေတွာ၊ ကုန်ပြီး၍။ ဘဒ္ဒိဘဒ္ဒိ၊ သော။ ယာနံ၊သို့။ အဘိ ရုဟိဘွာ၊ ကုန်၍။ ဘဒ္ဒေဟိ ဘဒ္ဒေဟိ၊ ကုန်သော။ ယာနေဟိ၊ တို့ဖြင့်။ ဝေသာလိ ယာ၊မှ။ နိယျိံ၊သု၊ ထွက်ကြကုန်ပြီ။ တဏှ-တေသု လိစ္ဆဝိ၊ထိုလိစ္ဆဝိမင်းတို့တွင်။ ဧကစ္စေ၊ အချို့ကုန်သော။ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့သည်။ နီလာ၊ ညိုကုန်သည်။ နီလဝတ္ထာ၊ ညိုသောအဆင်းရှိကုန်သည်။ နီလဝတ္ထာ၊ ညိုသောအဝတ်ရှိကုန်သည်။ နီလာလင်္ကာရာ၊ ညိုသောတန်းဆာ ရှိကုန်သည်။ ဟောန္တိ၊ကုန်၏။ ဧကစ္စေ၊ ကုန် သော။ လိစ္ဆဝိ၊ တို့သည်။ ဝီတာ၊ ရွှေကုန်သည်။ ဝီတဝတ္ထာ၊ ရွှေသောအဆင်းရှိ ကုန်သည်။ ဝီတဝတ္ထာ၊ ရွှေသောအဝတ်ရှိကုန်သည်။ ဝီတာလင်္ကာရာ၊ ရွှေသောတန်း ဆာရှိကုန်သည်။ဟောန္တိ၊ကုန်၏။ ဧကစ္စေ၊ကုန်သော။ လိစ္ဆဝိ၊တို့သည်။လောဟိတာ၊ နီကုန်သည်။လောဟိတဝတ္ထာ၊နီသောအဆင်းရှိကုန်သည်။ လောဟိတဝတ္ထာ၊နီသော အဝတ်ရှိကုန်သည်။ လောဟိတာလင်္ကာရာ၊ နီသောတန်းဆာရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဧကစ္စေ၊ကုန်သော။ လိစ္ဆဝိ၊ တို့သည်။ဩဒါတာ၊ဖြူကုန်သည်။ဩဒါတဝတ္ထာ၊ ဖြူသောအဆင်းရှိကုန်သည်။ ဩဒါတဝတ္ထာ၊ ဖြူသောအဝတ်ရှိကုန်သည်။ ဩဒါတာ လင်္ကာရာ၊ဖြူသောတန်းဆာရှိကုန်သည်။ဟောန္တိ၊ကုန်၏။အထ-ပစ္စာ၊ဆွမ်းစားပင့်ပြီး ရာကာလမှ နောက်၌။အဗ္ဗပေါလိ၊သော။ ဂဏိကာ၊သည်။ ဒဟရာနံ ဒဟရာနံ၊ငယ်ကုန် ငယ်ကုန်သော။ ဝါ၊အလွန်ငယ်ကုန်သော။လိစ္ဆဝိနံ၊လိစ္ဆဝိမင်းတို့၏။ အတ္တံ၊ဝင်ရိုးကို။

အက္ခေန၊ မိမိဝင်ရိုးဖြင့်။ စက္ကံ၊ စက်ဘီးကို။ စက္ကေန၊ မိမိစက်ဘီးဖြင့်။ ယုဂံ၊ ထမ်းပိုးအစုံကို။ ယုဂေန၊ မိမိထမ်းပိုးအစုံဖြင့်။ ပဋိဝဇ္ဇေသိ၊ တိုးဝှေ့ထိခိုက်စေပြီ။ အထ-တသ္မိံ ကာလေ၊ ပြည့်တန်းဆာမ၏ လိစ္ဆဝိမင်းတို့၏ဝင်ရိုးကို တိုးဝှေ့ထိခိုက်စေရာ ထိုအခါ၌။ တေ လိစ္ဆဝိ၊ တို့သည်။ အမ္မပါလိံ၊ သော။ ဂဏိကံ၊ ကို။ တေ-ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “ဇေ အမ္မပါလိ၊ ဟေ အမ္မပါလိ၊ တံ၊ သည်။ ကိံ၊ အတယံ၊ ကြောင့်။ ဒဟရာနံ ဒဟရာနံ၊ ကုန်သော။ လိစ္ဆဝိနံ၊ တို့၏။ အက္ခေန၊ အက္ခေန၊ ဖြင့်။ စက္ကံ၊ ကို။ စက္ကေန၊ ဖြင့်။ ယုဂံ၊ ကို။ ယုဂေန၊ ဖြင့်။ ပဋိဝဇ္ဇေသိ၊ တိုးဝှေ့ထိခိုက်စေရာဘိသနည်း?။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။ (ဧဝံ၊ ဤသို့။ ဝုတ္တေ၊ လိစ္ဆဝိမင်းတို့က ပြောဆိုအပ်သည်ရှိသော်။) အမ္မပါလိ၊ သော။ ဂဏိကာ၊ သည်။ တေ လိစ္ဆဝိ၊ တို့ကို။ တေ-ဝစနံ၊ ကို။ အဝေါစ၊ ပြောဆိုပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အယျပုတ္တာ၊ အရှင်သားတော်တို့။ ဟိ-ယသ္မာ၊ ကြောင့်။ မေ၊ အက္ခေနံ သည်။ ဘဂဝါ၊ ကို။ ဘိက္ခုသံ၊ ခေန၊ နှင့်။ သဒ္ဓိံ၊ တကွ။ သွာဘနာယ၊ ငှါ။ ဘတ္တံ၊ ထမင်းဖြင့်။ နိမန္တိတော၊ ပင့်တိတ်အပ်ပါပြီ။ တထာ-တသ္မာ၊ ကြောင့်။ အဟံ၊ သည်။ ဒဟရာနံ ဒဟရာနံ၊ ကုန်သော။ လိစ္ဆဝိနံ၊ တို့၏။ အက္ခေန၊ အက္ခေန၊ ဖြင့်။ စက္ကံ၊ ကို။ စက္ကေန၊ ဖြင့်။ ယုဂံ၊ ကို။ ယုဂေန၊ ဖြင့်။ ပဋိဝဇ္ဇေမိ၊ တိုးဝှေ့ ထိခိုက်စေပါပြီ။” ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ ဤသို့။ ဝုတ္တေ၊ အမ္မပါလိပြည့်တန်းဆာမက ပြောဆိုအပ်သည်ရှိသော်။ တေ လိစ္ဆဝိ၊ တို့သည်။ အမ္မပါလိံ၊ သော။ ဂဏိကံ၊ ကို။ တေ-ဝစနံ၊ ကိုးအဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “ဇေ အမ္မပါလိ၊ လိ၊ တံ၊ သည်။ ဧကံ၊ တထပ်သော။ ဘတ္တံ၊ ထမင်းကို။ သတသဟဿေန၊ တသိန်းသော အသပြာဖြင့်။ ဒေဟိ၊ ပေးလော့။ ဝါ၊ လှူလော့။” ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ လိစ္ဆဝိမင်းတို့က ပြောဆိုအပ်သည်ရှိသော်။ အမ္မပါလိ၊ သော။ ဂဏိကာ၊ သည်။ တေ-လိစ္ဆဝိ၊ တို့ကို။ တေ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ သနည်း?။ “အယျပုတ္တာ၊ တို့။ တုမော၊ အရှင်သားတော်တို့သည်။ မေ၊ အာ။ သာဟာရံ၊ အခွန်အတုတ်ကိုဆက်သရာ ဇနပုဒ်နှင့်တကွဖြစ်သော။ ဝေသာလိံ၊ ဝေသာလိ တပြည်လုံးကို။ သစေပိ ဒဿထ၊ အကယ်၍ပင်ပေးကြစေကုန်ဦးတော့။ ဧဝံ၊ ဒေန္တေသုပိ၊ ဤသို့ပင်ပေးကြပါကုန်သော်လည်း။ အဟံ၊ အက္ခေနံ သည်။ တံ ဘတ္တံ၊ ကို။ န ဒဿာမိ၊ မပေးလိုပါ။ ဝါ၊ မပေးရက်ပါ။ ဝါ၊ မပေးနိုင်ပါ။” ဣတိ၊ သို့။ အဝေါစ၊ ပြီ။ အထ-တသ္မိံ ကာလေ၊ ပြည့်တန်းဆာမက ပြောဆိုရာ ထိုအခါ၌။ တေ လိစ္ဆဝိ၊ တို့သည်။ အင်္ဂုလိံ၊ လက်ဖျားကို။ ဖောဇ္ဇေသံ၊ လှုပ်စေကြကုန်ပြီ။ ဝါ၊ ခါကြကုန်ပြီ။ တနည်း-အင်္ဂုလိံ ဖောဇ္ဇေသံ၊ လက်ဖျားခါကြကုန်ပြီ။ ကိံ ဝစနံ၊ အဘယ်စကားကို။ ဝတ္တာ၊ ပြောဆိုကြကုန်၍။ အင်္ဂုလိံ၊ ကိုး။ ဖောဇ္ဇေသံ၊ ကုန်သနည်း?။ “ဘော၊ ဒိအချင်းတို့၊ မယံ၊ ငါတို့သည်။ ဝါ၊ တို့ကို။ အမ္မကာယ၊ ယုတ်ညံ့အောက်ကျ သိမ်ငယ်လှသည့် မိန်းမသားကသော်လည်း။ ဝါ၊ ယုတ်ညံ့အောက်ကျ သိမ်ငယ်လှသည့် မိန်းမသားက သော်မှ။ ဝါ၊ ယုတ်ညံ့အောက်ကျ သိမ်ငယ်လှသည့် မိန်းမသားက တန်မဲ့။ ဇိတာ၊ အောင်အပ်ကုန်သည်။ အမှာ ဝတ၊ အော်-ဖြစ်ကုန်လေစွတကား။ ဝါ၊ ဩ။ ဘော၊ တို့၊ မယံ၊ တို့သည်။ ဝါ၊ တို့ကို။ အမ္မကာယ၊ သော်လည်း။ ဇိတာ၊ အပ်ကုန်သည်။

အမှာ တဝ၊ တကာ၊ ဝါ၊ သြ'။ ဣတိ-ဣဒံ ဝစနံကို။ ဝတွာ၊ ကုန်၍။ အင်္ဂလိံ၊ ကို။ ဖောဠေသုံ၊ ကုန်ပြီ။

အထ-ပစ္စာ၊ လက်ဖျားခါကြပြီးရာ ကာလမှနေသကဲ့သို့။ တေ လိစ္ဆဝီ၊ တို့သည်။ ယေန-ဌာနေနာ၊ အဗ္ဗပေါလိဝန်၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေနာ၊ ထိုအဗ္ဗပေါလိအ မည်ရှိသော ပြည့်တန်းဆာမဏ် သရက်ဥယျာဉ်တောရှိရာအရပ်သို့။ ပါယိံသု၊ သွား ကြကုန်ပြီ။ ဘဂဝါ၊ သည်။ တေ လိစ္ဆဝီ၊ တို့ကို။ ခုရတောဝ၊ ဝေးသောအရပ်မှသာ လျှင်။ အာဂစ္ဆန္တေ၊ လာကြကုန်သည်တို့ကို။ အဒ္ဓဿ၊ မြင်တော်မူရပြီ။

တနည်း။ ဘဂဝါ၊ သည်။ ခုရတောဝ၊ မှသာလျှင်။ အာဂစ္ဆန္တေ၊ ကုန်သော။ တေ လိစ္ဆဝီ၊ တို့ကို။ အဒ္ဓဿ၊ ပြီ။ (ခုရတောဝ၊ မှသာလျှင်။ အာဂစ္ဆန္တေ၊ ကုန်သော။ တေ လိစ္ဆဝီ၊ တို့ကို။) ဒိသ္မာ၊ မြင်ရ၍။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “ဘိက္ခဝေ၊ တို့။ ဘိက္ခုနံ၊ ကိလေ သာဓကံ သုံးထောင်ဝက်ကို ပယ်ဖျက်တတ်ကြကုန်သော။ ယေသံ-တုမှာကံ၊ တို့သည်။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့ကို။ အဒိဋ္ဌာ၊ မမြင်အပ်ကုန်။ ဝါ၊ မမြင်ဘူးကုန်။ ဘိက္ခဝေ၊ တို့။ တေ တုမော၊ ထိုသင်တို့သည်။ လိစ္ဆဝီပရိသံ၊ လိစ္ဆဝီပရိသတ်ကို။ သြလော ကေထ၊ ကြည့်ရှုကြကုန်လော့။ ဘိက္ခဝေ၊ တို့။ တေ တုမော၊ တို့သည်။ လိစ္ဆဝီပရိသံ၊ ကို။ အပလောကေထ၊ အစဉ်လိုက်၍ ကြည့်ရှုကြကုန်လော့။ ဝါ၊ အဘန်တန် ကြည့်ရှု ကြကုန်လော့။ ဘိက္ခဝေ၊ တို့။ တေ တုမော၊ တို့သည်။ လိစ္ဆဝီပရိသံ၊ ကို။ တာဝတိံသာ သဒိသံ၊ တာဝတိံသာနတ်တို့နှင့်အတူ။ ဥပသံဟရထ၊ ကင်၍ဆောင်ကြကုန်လော့”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ အထ-ပစ္စာ၊ မိန့်တော်မူပြီးရာကာလမှနေသကဲ့သို့။ တေ လိစ္ဆဝီ၊ တို့သည်။ ယာနဿ၊ ယာဉ်၏။ ဘူမိ၊ သည်။ ယာဝတိကာ၊ ရှိ၏။ (တာဝတိံသာ သော၊ ဘူမိံ၊ သို့။) ယာနေန၊ ဖြင့်။ ဝန္တော၊ ကုန်ပြီး၍။ ယာနာ၊ မှ။ ပစ္စေဇရော ဟိတွာ၊ ကုန်၍။ ပတ္တိကာဝ၊ ကုန်သည်သာလျှင်။ ဟုတွာ၊ ကုန်၍။ ယေန-ဌာနေနာ၊ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေနာ၊ သို့။ ဥပသက်မိံသု၊ ကုန်၏။ ဥပသက်မိတွာ၊ ကုန်ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိ ဒိံသု၊ ကုန်၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိန္တေ၊ ကုန်သော။ တေ လိစ္ဆဝီ၊ တို့ကို။ ဘဂဝါ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဓေသေသိ၊ ပြီ။ သမာဒါပေသိ၊ ပြီ။ သမုတ္တေဇေသိ၊ ပြီ။ သံပဟံသေသိ၊ ပြီ။ အထ-ပစ္စာ၊ တရားနာပြီးရာကာလမှ နေသကဲ့သို့။ တေ လိစ္ဆဝီ၊ တို့သည်။ ဘဂဝတာ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဓေသိတာ၊ အပ်ကုန်ပြီးသည်။ သမာဒါပိတာ၊ အပ်ကုန်ပြီးသည်။ သမုတ္တေဇိတာ၊ အပ်ကုန်ပြီးသည်။ သံပဟံသိတာ၊ အပ်ကုန်ပြီးသည်။ ဟုတွာ၊ ကုန်၍။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း။ “ဘန္တေ ရား။ ဘဂဝါ၊ သည်။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ တက္က။ သွာတနာယ၊ အကျိုး ငှါ။ နော၊ ကျွန်ုပ်တို့၏။ ဘတ္တံ၊ ကို။ အဓိဝါသေတု၊ လော့”။ ဣတိ၊ သို့။ အဝေါ စုံ၊ ကုန်ပြီ။ အထ-တသ္မိံ ကာလေ၊ ဆွမ်းစားပင့်ရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ တေ လိစ္ဆဝီ၊ တို့ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါ စ၊ နည်း။ “လိစ္ဆဝီ၊ တို့။ မေ ဝါတုရားသည်။ သွာတနာယ၊ ငှါ။ အဗ္ဗပေါ

လိယာ၊ သော၊ ဂဏိကာယ၊ န၊ ဘတ္တံ၊ ကိ၊ အဓိဝုတ္တံ၊ မိမိအဇဏ်သို့ ဝန်တက်၍
 နေစေအပ်ပြီ”။ ဣတိ၊ သို့၊ အဝေါစ၊ မူပြီ။ အထ-တသ္မိံ ကာလေ၊ မြတ်စွာဘုရားက
 မိန့်တော်မူရာ ထိုအခါ၌။ တေ လိစ္ဆဝီ၊ တို့သည်။ အင်္ဂုလိံ၊ ကိ၊ ဖောဇ္ဇေသံ၊ ကုန်ပြီ။
 တနည်း-အင်္ဂုလိံ ဖောဇ္ဇေသံ၊ ကုန်ပြီ။ ကိံ ဝစနံ၊ ကိ၊ ဝတွာ၊ ကုန်၍။ အင်္ဂုလိံ၊ ကိ၊
 ဖောဇ္ဇေသံ၊ ကုန်သနည်း?။ “ဘော၊ တို့။ မယံ၊ တို့သည်။ ဝါ၊ တို့ကို။ အမ္မကာယ၊
 သော်လည်း။ ဝါ၊ သော်မှ။ ဝါ၊ တနံမဲ့၊ ဖိတာ၊ အပ်ကုန်သည်။ အမှာဝတ၊ တကား။
 ဝါ၊ ဩ၊ ဘော၊ တို့။ မယံ၊ တို့သည်။ ဝါ၊ တို့ကို။ အမ္မကာယ၊ သော်လည်း။ ဖိတာ၊
 အပ်ကုန်သည်။ အမှာ ဝတ၊ တကား။ ဝါ၊ ဩ”။ ဣတိ-ဣဒံ ဝစနံ၊ ကိ၊ ဝတွာ၊ ကုန်၍။
 အင်္ဂုလိံ၊ ကိ၊ ဖောဇ္ဇေသံ၊ ကုန်ပြီ။ အထ-ပစ္စာ၊ လက်ဖျားခါကြပြီးရာ ကာလမှနောက်
 ၌။ တေ လိစ္ဆဝီ၊ တို့သည်။ ဘဂဝတော၊ န၊ ဝါ၊ သည်။ ဘာသိတံ၊ ကိ၊ အဘိနန္ဒိတွာ၊
 ကုန်ပြီး၍။ အနုမောဒိတွာ၊ ကုန်ပြီး၍။ အာသနာ၊ မှ။ ဥဋ္ဌာယ၊ ကုန်၍။ ဘဂဝန္တံ၊ ကိ၊
 အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ပဒက္ခိဏံ၊ ကိ၊ ကတွာ၊ ကုန်၍။ ပတ္တမိံ သု၊ ဘဲသွားကြ
 ကုန်ပြီ။

၁၆၂။ အထ-ပစ္စာ၊ ဆွမ်းစားပင့်ပြီးရာ ကာလမှနောက်၌၊ အမ္မပါလိ၊ သော၊
 ဂဏိကာ၊ သည်။ တဿာ ရတ္တိယာ၊ ထိုည၌။ အစ္စယေန၊ လွန်ရာ အခါ၌။ ဝါ၊
 ကြောင့်။ သကော၊ သော။ အာရာမေ၊ ၌။ ပဏီတံ၊ သော။ ခါဒနီယံ၊ ခဲဘွယ်ကိုလည်း
 ကောင်း။ ဘောဇနီယံ၊ ဘောဇဉ်ကိုလည်းကောင်း။ ပဋိယာဒါပေတွာ၊ စီရင်စေ
 ပြီး၍။ ဘဂဝတော၊ အာ၊ ကာလံ၊ ဆွမ်းစားချိန်အခါကို။ အာရာစာပေသိ၊
 လျှောက်ထားစေပြီ။ ကိံ၊ သို့။ အာရာစာပေသိ၊ နည်း?။ “ဘန္တေ၊ ရား။ ယသ္မာ၊ ကြောင့်။
 ဘတ္တံ၊ ထမင်းသည်။ နိဋ္ဌိတံ၊ ပြီးပါပြီ။ တသ္မာ၊ ကြောင့်။ အယံ-ကာလော၊ ဤအခါ
 သည်။ ကာလော၊ ဆွမ်းဘုဉ်းပေးတော်မူရာ အခါပါတည်း”။ ဣတိ၊ သို့။ အာရာ
 စာပေသိ၊ ပြီ။ အထ-တသ္မိံ ကာလေ၊ ဆွမ်းစားထောက်လာရာ ထိုအခါ၌။ ဘဂဝါ၊
 သည်။ ပုဗ္ဗဏှသမယံ၊ နေ့၏ရှေ့အဘို့ဖြစ်သောအခါ၌။ ဝါ၊ နံနက်အခါ၌။ နိဝါ
 သေတွာ၊ သင်းပိုင်ကို ထက်အောက်ပြောင်းပြန် ပြန်လှန်ဝယ်တော်မူပြီး၍။ ပတ္တဝီဝရံ၊
 ကိ၊ အာဒါယ၊ ၍။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ တက္က။ ယေန-ဌာနေန၊ ၌။ အမ္မပါ
 လိယာ၊ သော၊ ဂဏိကာယ၊ န၊ နိဝေသနံ၊ အိမ်သည်။ အတ္တိ၊ န၊ တေန-ဌာနေန၊
 ထိုပြည့်တန်းဆင်းမ အိမ်ရှိရာအရပ်သို့။ ဥပသက်မိ၊ မူ၏။ ဥပသက်မိတွာ၊ မူပြီး၍။
 ပညတ္တေ၊ ခင်းထားအပ်သော။ အာသနေ၊ ၌။ နိသီဒိ၊ နေတော်မူပြီ။ အထ-တသ္မိံ
 ကာလေ၊ မြတ်စွာဘုရား၏ ခင်းထားအပ်ပြီးသောနေရာဝယ် နေတော်မူရာ ထိုအခါ
 ၌။ အမ္မပါလိ၊ သော။ ဂဏိကာ၊ သည်။ ဗုဒ္ဓုပ္ပမုခံ၊ မြတ်စွာဘုရားဟူသောအကြီးအမှူး
 ရှိသော။ ဘိက္ခုသံဃံ၊ ကိ၊ ပဏီတေန၊ မွန်မြတ်သော။ ခါဒနီယေန၊ ဖြင့်လည်းကောင်း။
 ဘောဇနီယေန၊ ဖြင့်လည်းကောင်း။ သဟတ္ထံ၊ မိမိလက်ဖြင့်။ သန္တဓ္ဓေသိ၊ ကောင်း
 စွာရောင့်ရဲစေပြီ။ သမ္ပဝါရေသိ၊ ကောင်းစွာတန်ပြီဟု မြင်စေပြီ။ အထ-ပစ္စာ၊
 ဆွမ်းစားပြီးရာ ကာလမှနောက်၌။ အမ္မပါလိ၊ သော။ ဂဏိကာ၊ သည်။ ဘဂဝန္တံ၊
 ကိ၊ ဘုတ္တာဝိံ၊ ဆွမ်းစားပြီးပြီဟူ၍။ ဩနိတပတ္တပါဏိံ၊ သပိတ်တော်မှ ဖဲအပ်ပြီး
 သောလက်ရှိ၏ဟူ၍။ ဝိဒိတွာ၊ သိပြီး၍။

တနည်း။ ။ဘဂဝန္တံ၊ ကိံ၊ ဘုတ္တံ၊ ဝိ၊ နိဗ္ဗာန်၊ စားတော်မူပြီးသည်ကို။ ဩနိတ
ပတ္တပါဏိံ၊ သပိတ်တော်မှ ဖဲအပ်ပြီးသော လက်ရှိတော်မူသည်ကို၊ ဝိဒိတွာ၊ ဤ။

တနည်း။ ။ဩနိတ္တပတ္တပါနိံ၊ လက်ခတ်မှအသီးအခြားဖြစ်သော သပိတ်ရှိ
တော်မူသည်ကို။ ဝိဒိတွာ၊ ပြီး၍။

တနည်း။ ။ဘုတ္တံ၊ ဝိ၊ သော။ ဩနိတပတ္တပါဏိံ၊ သော။ ဘဂဝန္တံ၊ ကိံ။
ဝိဒိတွာ၊ ဤ။ အညတရံ၊ အမှတ်မထား တပါးပါးသော။ နိစံ၊ နိဗ္ဗံသော။ အာသနံ၊
ကို။ ဂဟေတွာ၊ ယူ၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိဒိ၊ နေ၏။ ဧကမန္တံ၊ အောင်။
ဝါ၊ ဌ။ နိသိန္ဒာခေါ၊ သော။ အဗ္ဗပေါလိ၊ သော။ ဂဏိကာ၊ သည်။ ဘဂဝန္တံ၊ ကိံ၊ တေ-
ဝစနံ၊ ကိံ။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ သနည်း?။ “ဘန္တေ၊ ရား။ အဟံ၊ သည်။
ဣမံအာရာမံ၊ ဤအာရာမံကို။ ဗုဒ္ဓဗုဒ္ဓဿ၊ သော။ ဘိက္ခုသံဃဿ၊ အား။ ဓမ္မိ၊ လှူပါ၏။”
ဣတိ၊ သို့။ အဝေါစ၊ ပြီ။ ဘဂဝါ၊ သည်။ အာရာမံ၊ ကိံ။ ပဋိဂ္ဂဟေသိ၊ ခံတော်မူ
ပြီ။ အထ-ပစ္စာ၊ အလှူခံပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်။ အဗ္ဗပေါလိံ၊
သော။ ဂဏိကံ၊ ကိံ။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္တဿေတွာ၊ မူပြီး၍။
သမာဒါပေတွာ၊ မူပြီး၍။ သမုတ္တေဇေတွာ၊ မူပြီး၍။ သံပဟံသေတွာ၊ မူပြီး၍။
အာသနာ၊ မှ။ ဥဠာယ၊ မူ၍။ ပတ္တမိ၊ မူပြီ။ ဘဂဝါ၊ သည်။ တတြ-တိသံဝေသာလိယံ၊ ဌ။
အဗ္ဗပေါလိဝနေ၊ ဌ။ ဝိဟရန္တော၊ သော်။ ဘိက္ခုနံ၊ တို့အား။ ဓမ္မိံ၊ သော။ တေဒေဝ
ကထံ၊ ကိံသာလျှင်။ ဗဟံ၊ ကြိမ်ဖန်များစွာ။ ကရောတိ၊ ၎င်း။ ကိံ၊ သို့။ ကရောတိ၊
သနည်း?။ “သီလံ၊ သည်။ ဣတိ၊ ရှိ၏။ သမာမိ၊ သည်။ ဣတိ၊ ရှိ၏။ ပညာ၊
သညံ။ ဣတိ၊ ရှိ၏။ သီလပရိဘာဝိတော၊ အပ်သော။ သမာမိ၊ သည်။ မဟပူလော၊ သည်။
မဟာနိသံသော၊ သည်။ ဟောတိ၊ ၎င်း။ သမာမိပရိဘာဝိတော၊ အပ်သော။ ပညာ၊ သည်။
မဟပူသော၊ သည်။ မဟာနိသံသာ၊ သည်။ ဟောတိ၊ ၎င်း။ ပညာပရိဘာဝိတံ၊ သော။
စိတ္တံ၊ သည်။ သမ္မဒေဝ၊ သာလျှင်။ အာသဝေဟိ၊ တို့မှ။ ဝိမုစ္စတိ၊ ၎င်း။ သေယျထိဒံ၊
ကုန်သော။ အာသဝေဟိ၊ တို့မှ။ ဝိမုစ္စတိ၊ နည်း?။ “ကာမာသဝါ၊ မှလည်းကောင်း။
ဘဝါသဝါ၊ မှလည်းကောင်း။ အဝိဇ္ဇာသဝါ၊ မှလည်းကောင်း။” ။ ဣတိ-ဣမေဟိ
အာသဝေဟိ၊ တို့မှ။ ဝိမုစ္စတိ၊ ၎င်း။ ဣတိ၊ သို့။ ကရောတိ၊ ၎င်း။

ဝေဠုဝဂါမဝဿူပဂမန

၁၆၃။ အထ-ပစ္စာ၊ ဝေသာလီပြည် အဗ္ဗပေါလိ သရက်ဥယျာဉ်ဝယ် နေတော်
မူပြီးရာကာလမှနောက်၌။ ဘဂဝါ၊ သည်။ အဗ္ဗပေါလိဝနေ၊ ဌ။ ယထာဘိရန္တံ၊ အတိုင်း။
ဝါ၊ စွာ။ ဝိဟရိတွာ၊ ဤ။ အာယသ္မန္တံ၊ အာနန္တံကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာ
မန္တေသိ၊ နည်း?။ “အာနန္တံ၊ ဌာ။ တံ၊ သည်။ အာ၊ လော့။ မယံ၊ တို့သည်။ ယာမ၊ ကုန်စို့။
ယေန-ဌာနေန၊ ဌ။ ဝေဠုဝဂါမကော၊ ဝေဠုဝဂ္ဂာငယ်သည်။ ဝါ၊ ဝေဠုဝအမည်
ရှိသော ဝေသာလီပြည်၏အနီး၌ဖြစ်သော ပါဠိလိဂ္ဂာငယ်သည်။ အတ္ထိ၊ ၎င်း။ တေန-
ဌာနေနံ၊ ထိုဝေဠုဝအမည်ရှိသော ပါဠိလိဂ္ဂာငယ်ရှိရာအရပ်သို့။ ဥပသင်္ကမိဿာမ၊
ကုန်စို့။” ။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ (ဝေံ၊ သို့။ ဝုတ္တေ၊ မြတ်စွာဘုရားကမိန့်တော်

မူအပ်သည်ရှိသော်။) အာယသ္မာ အာနန္ဒော သည်။ “ဘန္တေ၊ ရာဇ၊ ဧဝံပါဠိ”။
 ဣတိ ခေါ၊ သိုသာလျှင်။ ဘဂဝတော၊ အား။ ပစ္စသောသိ၊ ပြီ။ အထ-တသ္မိံ ကာလေ၊
 အရှင်အာနန္ဒာက ဝန်ခံရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ မဟတဒ၊ သော။ ဘိက္ခုသံဃေန၊
 နှင့်။ သဒ္ဓိံ၊ တက္ခ။ ယေန-ဌာနေန၊ ဝေဠုဝဂါမကော၊ သည်။ အတ္ထိ၊ နိ။ တံ-ဌာနံ၊ သို။
 အဝသရိ၊ ရောက်တော်မူပြီ။ ဘဂဝါ၊ သည်။ တတြ-တသ္မိံ ဝေဠုဝဂါမကော၌။ ဝိဟ
 ရတိ၊ နေတော်မူ၏။ တတြ-တသ္မိံ ဝေဠုဝဂါမကော၌။ ဘဂဝါ၊ သည်။ ဘိက္ခု၊
 တို့ကို။ အာမန္တေသိ၊ မူပြီ။ ကိ၊ သို။ အာမန္တေသိ၊ နည်း။ “ဘိက္ခဝေ၊ တို့။ တုမှေ၊
 တို့သည်။ ဧထလာကြကုန်လော့။ ဝေသာလိံ၊ ဝေသာလိံပြည်၏။ သမန္တော၊ ဝန်းကျင်
 ပတ်လည်အရပ်၌။ ယထာမိတ္တံ၊ အကြင် အကြင် အဆွေခင်ပွန်းရှိရာအရပ်တို့၌။ ယထာ
 သန္နိဋ္ဌံ၊ အကြင်အကြင် တက္ကမိင်အပ်ဘူးကာမျှဖြစ်သော အဆွေခင်ပွန်းရှိရာအရပ်တို့၌။
 ယထာသမ္ဘတ္တံ၊ အကြင်အကြင် တက္ကဆည်းကပ်ဘူးသော အဆွေခင်ပွန်းရှိရာအရပ်တို့၌။
 ဝသံ၊ ဝါသို။ ဥပေထ၊ ကပ်ကြကုန်လော့။ အဟံ ပန၊ ဝါဘုရားသည်ကား။ ဣဓေ-ဣမသ္မိံ
 ဧဝ ဝေဠုဝဂါမကော၌သာလျှင်။ ဝသံ၊ သို။ ဥပဂစ္ဆာမိ၊ ကပ်တော်မူပေအံ့”။ ဣတိ၊ သို။
 အာမန္တေသိ၊ မူပြီ။ တေ ဘိက္ခု၊ တို့သည်။ “ဘန္တေ၊ ရာဇ၊ ဧဝံပါဠိ”။ ဣတိ ခေါ၊ သိုသာ
 လျှင်။ ဘဂဝတော၊ အား။ ပဋိဿုတွာ၊ ကုန်ပြီး၍။ ဝေသာလိံ၊ နိ။ သမန္တော၌။ ယထာ
 မိတ္တံ၊ တို့၌။ ယထာသန္နိဋ္ဌံ၊ တို့၌။ ယထာသမ္ဘတ္တံ၊ တို့၌။ ဝသံ၊ သို။ ဥပဂစ္ဆိံ သု၊ ကုန်ပြီ။
 ဘဂဝါ ပန၊ သည်ကား။ တတ္ထေဝ-တသ္မိံ ဧဝ ဝေဠုဝဂါမကော၌သာလျှင်။ ဝသံ၊ သို။
 ဥပဂဋ္ဌိ၊ မူပြီ။

၁၆၄။ အထ-တသ္မိံ ကာလေ၊ ဝါကပ်တော်မူရာထိုအခါ၌။ ဝသုပဂတဿ၊
 ဝါသိုကပ်ရောက်တော်မူပြီးသော။ ဘဂဝတော၊ အား။ ခရော၊ ကြမ်းတမ်းသော။
 အာဗာဓော၊ အနာသည်။ ဥပ္ပဇ္ဈိ၊ ဖြစ်ပေါ်လာပြီ။ ဗာဠာ၊ သည်းထန်ပြင်းပြသော။
 မာရဏန္တိကဒ၊ သေခြင်း၏အနီးသို့ရောက်စေနိုင်သော။ ဝေဒနာ၊ သည်။ ဝတ္တတိ၊
 ဖြစ်၏။ တတြ-ဘသ္မိံ အာဗာဓုပေါဒေ၊ ထိုအနာ၏ဖြစ်ပေါ်လာခြင်းသည်။ သတိ၊
 ရှိခဲ့သော်။ ဘဂဝါ၊ သည်။ သတော၊ အောက်မှတတ်သော သတိရှိတော်မူသည်။
 သမ္ပဇာနော၊ ကောင်းစွာအပြားအားဖြင့်သိတတ်သောဉာဏ် ပညာရှိတော်မူသည်။
 ဟုတွာ၊ ၍။ အဝိဟညမာနော၊ ဝေဒနာသည် မနှိပ်စက်အပ်ဘဲ၊ အမိဝါသေသိ၊
 ကိုယ်တော်အထက်သို့ဝန်တက်၍ နေစေတော်မူပြီ။ ဝါ၊ သည်းခံတော်မူပြီ။ အထ-
 တသ္မိံ ကာလေ၊ ဝေဒနာဖြစ်ပေါ်လာရာ ထိုအခါ၌။ ဘဂဝတော၊ အား။ ဧတံ-ပရိ
 ဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိ၊ သည်း၊ အဟောသိ၊ နည်း။ “ယွာဟံ-ယော
 အဟံ၊ အကြင်ဝါသည်။ ဥပဋ္ဌာဒကေ၊ အလုပ်အကျွေးတို့ကို။ အနာမန္တေတွာ၊ သိစေ
 တော်မမူမူ၍။ ဘိက္ခုသံဃံ၊ ကို။ အနပလောကေတွာ၊ ခွင့်ပန်တော်မမူမူ၍။ ဝါ၊ စွန့်လွှတ်
 တော်မမူမူ၍။ ဝါ၊ နောက်ဆုံးသြဝါဒပေးတော်မမူမူ၍။ ယံ-ပရိနိဗ္ဗာယေယံ၊ အကြင်
 ပရိနိဗ္ဗာန်စံတော်မူငြားအံ့။ တဿ မေ၊ ထိုငါအား။ ဝါ၊ နိ။ ဧတံ ပရိနိဗ္ဗာနံ၊ ဤ
 ပရိနိဗ္ဗာန်စံတော်မူခြင်း ဟည်။ န ခေါ၊ ပတိရူပံ၊ မသင့်လျော်သည်သော။ အဟံ၊ သည်။
 ဣမံ အာဗာဓံ၊ ကို။ ဝိရိယေန၊ ပုဗ္ဗဘဂဝိရိယံ၊ ဖလသမာပတ္တိဝိရိယံဖြင့်။ ပဋိပဏာ
 မေတွာ၊ ဘွန်းဖယ်တော်မူ၍။ ဝါ၊ မလာမရောက် အနာပျောက်အောင် ခွါပျောက်တော်

မူ၍ ဇီဝိတသင်္ခါရံ၊ ဇီဝိတသင်္ခါရကို။ ဝါ၊ ဇီဝိတိန္ဒြေကိုပြုပြင်စီရင်တတ်သော ဇလသံမာပတ်ကို။ ဝါ၊ ဇီဝိတိန္ဒြေကို မပြတ်မပျက် စပ်ဆက်တတ်သော ဇလသံမာပတ်ကို။ အဓိဋ္ဌာယ၊ ဆောက်တည်တော်မူ၍။ ဝါ၊ သုံးလပတ်လုံးသာ ဝင်စားတော့အံ့ဟု ဆုံးဖြတ်တော်မူ၍။ ဝိဟာရယံ၊ နေတော်မူပျက်မှုကား။ ယံနူန၊ ကောင်းလေစွ။
 ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ အထ-ပစ္စာ၊ အကြံဖြစ်တော်မူပြီးရာကာလမှနောက်၌။ ဘဂဝါ၊ သည်။ တံ-အာဗာဓံ၊ ကို။ ဝိရိယေန၊ ဖြင့်။ ပဋိပဏာမေတွာ၊ ၍။ ဇီဝိတသင်္ခါရံ၊ ကို။ အဓိဋ္ဌာယ၊ ၍။ ဝိဟာသိ၊ မူပြီးအထ-တသ္မိံ ကာလေ၊ ဇီဝိတသင်္ခါရကို ဆောက်တည်၍ နေတော်မူရာ ထိုအခါ၌။ ဘဂဝတော၊ ဤသော အာဗာဓောသည်။ ပဋိပဿန္တိ၊ ငြိမ်းအေးပြီ။ အထ-ပစ္စာ၊ ဝေဒနာငြိမ်းအေးပြီးရာ ကာလမှနောက်၌။ ဘဂဝါ၊ သည်။ ဝိလာနုရုဋ္ဌိတော၊ ရှေးကများနာပြီးသည်ဖြစ်၍ တဘန်များနာသည်၏အဖြစ်မှ ထတော်မူသည်။ ဂေလညာ၊ ကျင်နာသည်၏အဖြစ်မှ။ အစိရဝုဋ္ဌိတော၊ ထပြီးသောမြတ်စွာဘုရားအား ကြော်မြင်သေးသည်။ ဝါ၊ ထပြီးရာအခါမှစ၍ မကြော်မြင်သေးသည်။ ဟုတွင်၊ မူ၍။ ဝိဟာရာမှ၊ နိက္ခမ္မ၊ မူ၍။ ဝိဟာရပစ္စာယာယံ၊ ၌။ ပညတ္တေ၊ အပ်သော။ အာသနေ၊ ၌။ နိသိဒ္ဓိ၊ မူပြီး။ အထ-တသ္မိံ ကာလေ၊ နေတော်မူရာ ထိုအခါ၌။ အာယသ္မာ၊ အာနန္ဒောသည်။ ယေန-ဌာနေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ မူ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ဤ။ ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိဒ္ဓိ၊ ၌။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိန္ဒော ခေါ၊ သော။ အာယသ္မာ၊ အာနန္ဒောသည်။

ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ မြတ်စွာဘုရား၊ မေသည်းဘဂဝတော၊ ဤ။ ဖာသု၊ ရမ်းသာတော်မူသည်၏အဖြစ်ကို။ ဒိဋ္ဌော မြင်အပ်ပါပြီ။ ဘန္တေ၊ ရား၊ မေသည်း၊ ဘဂဝတော၊ ဤ။ ခေနိယံ၊ ခုံကျန်းတော်မူသည်၏အဖြစ်ကို။ ဒိဋ္ဌံ၊ အပ်ပါပြီ။ ဘန္တေ၊ ရား။ အဝိစ၊ ထိုသို့ပင်မြင်အပ်ပါသော်လည်း။ မေ၏။ ကာယော၊ သည်။ မဓုရကဇာတောဝိယ၊ ဖြစ်သော လေးလံထိုင်းမှိုင်းသည်၏အဖြစ် ရှိသကဲ့သို့။ ဝါ၊ ဖြစ်သော ကြမ်းတမ်းသည်၏အဖြစ် ရှိသကဲ့သို့။ ဟောတိ၊ ဖြစ်ခဲ့ပါ၏။ ဘဂဝတော၊ ဤ။ ဂေလညေန၊ ကျင်နာသည်၏ အဖြစ်ဟူသော အနာကြောင့်။ မေအာ၊။ ဒိသာပိ၊ အရပ်မျက်နှာတို့သည်လည်း။ န ပက္ခာယန္တိ၊ မထင်လားပါကုန်။ မံ၏။ (ဣဏေ၊ ဣဏ်၌။) ဓမ္မာပိ၊ သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့သည်လည်း။ န ပဋိဘန္တိ၊ မထင်တော့ပါကုန်။ ဘန္တေ၊ ရား။ အဝိစ၊ စင်စစ်ကေန အမှန်အားဖြင့်။ မေအာ၊။ ကာစိဒေဝ၊ အနည်းငယ်သာလျှင်ဖြစ်သော။ အဿာသမတ္တာ၊ သက်သာရာမျှသည်။ ဝါ၊ သက်သာခွင့်မျှသည်။ အဟောသိ၊ ပါပြီးကိံ သို့။ အဿာသမတ္တာ၊ သည်။ အဟောသိ၊ နည်း?။ “ယာဝ၊ အကြင်မျှလောက်သောကာလပတ်လုံး။ ဘဂဝါ၊ သည်။ တိက္ခသံဃံ၊ ကို။ အာရပ္ပ၊ အကြောင်းပြု၍။ ကိဉ္ဇိဒေဝ၊ တစ်စုံတစ်ခုသော စကားကိုသာလျှင်။ န ဥဒါဟရတိ၊ ထုတ်ဆောင်တော်မမူသေး။ ဝါ၊ မြှောက်ဆိုတော်မမူသေး။ တာဝ၊ ထိုတစ်စုံတစ်ခုသောစကားကို မမြှောက်ဆိုသေးသမျှ ကာလပတ်လုံး။ ဘဂဝါ၊ သည်။ န ပရိနိဗ္ဗာယိသတိ၊ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည် မဟုတ်သေး။”
 ဣတိ၊ သို့။ အဿာသမတ္တာ၊ သည်။ အဟောသိ၊ ပါပြီ။” ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၁၆၅။ အာနန္ဒန္တော။ ဘိက္ခုသံဃော၊ သည်။ ကိံ ဝန၊ အတယ်တရားကို။ မယိ၊ ငါဘုရား၌။ ပစ္စာသီသတိ၊ တောင့်တကြသနည်း။ အာနန္ဒန္တော။ မယာ၊ သည်။ ဓမ္မောကို။ အနန္တရံ၊ အတွင်းမရှိသည်ကို။ အဗဟိရံ၊ အပမရှိသည်ကို။ ကရိတွာ၊ ပြု၍။ ဒေသိတော၊ ဟောတော်မူအပ်ပြီ။ တနည်း-အန္တရံ၊ အတွင်းရှိသည်ကို။ အကရိတွာ၊ မပြုမူ၍။ ဗဟိရံ၊ အပမရှိသည်ကို။ အကရိတွာ၊ မပြုမူ၍။ ဒေသိတော၊ ဟောတော်မူအပ်ပြီ။ အာနန္ဒန္တော။ တထာဂတဿ၊ အာ။ ဓမ္မေသု၊ တို့၌။ အာစရိယမုဠိ၊ ဆရာ၏လက်ဆုပ်သည်။ နတ္ထိ၊ မရှိခဲ့။ အာနန္ဒန္တော။ ယဿ-ပုဂ္ဂလဿ၊ အာ။ ဧဝံ၊ ဤသို့သောစိတ်အကြံသည်။ အဿ၊ ဖြစ်ရာ၏။ ကိံ၊ သည်။ အဿ၊ နည်း?။ “အဟံ၊ ငါသည်။ ဘိက္ခုသံဃံ၊ ကို။ ပရိဟရိဿာမိ၊ ဆောင်ရတော့အံ့”။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ “ဘိက္ခုသံဃော၊ သည်။ မမုဒ္ဒေသိကော၊ ညွှန်ပြအပ်သော ငါရှိသည်။ ဝါ၊ ငါသာလျှင်ဖြစ်သော ညွှန်ပြအပ်သောဆရာရှိသည်။ ဟောတု၊ ဖြစ်စေသတည်း”။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ ဧဝံ၊ သည်။ အဿ၊ ရာ၏။ အာနန္ဒန္တော။ နူန၊ စင်စစ်။ သော ပုဂ္ဂလော၊ သည်။ ဘိက္ခုသံဃံ၊ ကို။ အာရဗ္ဗ၊ ၍။ ကိဉ္စိဒေဝ၊ တစ်စုံတစ်ခုဖြစ်သော စကားကိုသာလျှင်။ ဥဒါဟရေယျ၊ နူန၊ ထုတ်ဆောင်ရာလေရောင်တကား။ ဝါ၊ မြိုက်ဆိုရာလေယောင်တကား။ အာနန္ဒန္တော။ တထာဂတဿ၊ အာ။ ဧဝံ၊ သည်။ န ဟောတိ၊ မဖြစ်။ ကိံ၊ သည်။ န ဟောတိ၊ နည်း?။ “အဟံ၊ သည်။ ဘိက္ခုသံဃံ၊ ကို။ ပရိဟရိဿာမိ၊ မူရတော့အံ့”။ ဣတိ ဝါ၊ သို့သော်လည်းကောင်း။ “ဘိက္ခုသံဃော၊ သည်။ မမုဒ္ဒေသိကော၊ သည်။ ဟောတု၊ တည်း”။ ဣတိ ဝါ၊ သို့သော်လည်းကောင်း။ ဧဝံ၊ သည်။ န ဟောတိ၊ မဖြစ်။ အာနန္ဒန္တော။ ကိံ၊ အတယ်ကြောင့်။ သ-သော တထာဂတော၊ သည်။ ဘိက္ခုသံဃံ၊ ကို။ အာရဗ္ဗ၊ ၍။ ကိဉ္စိဒေဝ၊ ကိုသာလျှင်။ ဥဒါဟရိဿတိ၊ မူရအံ့နည်း။ အာနန္ဒန္တော။ အဟံ၊ သည်။ ဧတရဟိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ ဇိဏ္ဏော၊ သက်ကြီးယိုယွင်း အိုမင်းတော်မူခဲ့ပြီ။ ဂုဗော၊ အင်္ဂါအများ ပိုင်းအခြားဖြင့် ကြီးပွားတော်မူခဲ့ပြီ။ မဟလ္လကော၊ ဇာတိမဟတ် ဂုဏ်သကတ်ဖြင့် ကြီးမြတ်တော်မူခဲ့ပြီ။ အဗ္ဗဂတော၊ ရှည်သောအခွန်သို့ရောက်တော်မူခဲ့ပြီ။ ဝယော အနုပုတ္တော၊ ခြောက်ဆယ့်ခုနစ်နှစ် လွန်ပြီးဖြစ်၍ ပစ္ဆိမအယွယ်သို့ရောက်တော်မူခဲ့ပြီ။ မေ၊ ငါဘုရားအား။ အာသိတိကော၊ အနှစ်ရှစ်ဆယ်ရှိသော။ ဝယော၊ အယွယ်တော်သည်။ ဝတ္တတိ၊ ဖြစ်ခဲ့၏။ အာနန္ဒန္တော။ သေယျထာပိ၊ မည်သည်။ ဇဇ္ဇရသကဋံ၊ လှည်းအိုသည်။ * ဝေဓမိဿကေန၊ ကျင့်စည်းခြင်းနှင့်ရောခြင်း

* မှတ်ချက်။ ။ [ဤအရာ၌ ဥပမာ၊ ဥပမေယျ ဝါကျများဝယ် ဝေဓမိဿကေန-ဟု ဒန္တဇ စတုတ္ထက္ခရာ ခန့်ငဲ့၎င်း၊ ဝေဓမိဿကေန-ဟု ကဏ္ဍဇ ဒုတိယက္ခရာ ခန့်ငဲ့၎င်း ပါဠိနှစ်ထွေရှိကြ၏။ ထိုတွင် ခန့်ရှင်းမှု နိဿယဟောင်း ဥပမာဝါကျ၌ ဝေဓမိဿကေန၊ လှည်းသံ၊ လှည်းဘီးကို ဘွဲ့ခြင်းအစရှိသော ပြုခြင်းဖြင့်-ဟူ၍၎င်း၊ ဥပမေယျ ဝါကျ၌ ဝေဓမိဿကေန၊ အရဟတ္တမဂ် တည်းဟူသော အဘွဲ့ဖြင့် ဟူ၍၎င်း၊ ဒန္တဇစတုတ္ထက္ခရာ ခန့်ငဲ့ဆို၏။ ဆိုထားဆရာတော်ရေး သုတ်မဟာဝါဂဏ္ဍီ၊ ဒုတိယ မားကရုဆရာတော်ရေး သုတ်မဟာ

ဖြင့်။ ယာပေတိ သေယျထာပိ၊ မျှတရာသကဲ့သို့။ အာနန္ဒန္တံ။ ဝေဠုဝ ခေါ်၊ တူသာလျှင်။ တထာဂတဿ၊ ၏။ ကာယော၊ ကိုယ်တော်သည်။ ဝေဠုဝိယကေန၊ အရဟတ္တဖိုလ် တည်းဟူသော ကျပ်စည်းခြင်းနှင့်ရောခြင်းဖြင့်။ ဝါ၊ ရစ်ပတ်-နှောင်ဘွဲ့ကြောင်းဖြစ် သော အရဟတ္တဖိုလ်နှင့်ရောသဖြင့်။ ဝါ၊ အရဟတ္တဖိုလ်ဖြင့် ရစ်ပတ်ခြင်း၊ နှောင်ဘွဲ့ ခြင်းနှင့်ရောသဖြင့်။ ယာပေတိ မညေ၊ မျှတခဲ့လေရောင်တကား။ အာနန္ဒန္တံ။ ယသ္မိံ သမယေ၊ အကြင်အခါ၌။ တထာဂတော၊ သည်။ သဗ္ဗနိမိတ္တာနံ၊ အလုံးစုံသော ရူပ နိမိတ်၊ ဝေဒနာနိမိတ်၊ သညာနိမိတ်၊ သင်္ခါရနိမိတ်၊ ဝိညာဏ်နိမိတ်တို့ကို။ ဝါ၊ ကိုယ် မဟုတ်သော်လည်း ကိုယ်အရိပ် နိမိတ်ကဲ့သို့ ထင်ကုန်သော အလုံးစုံသော သင်္ခါရ နိမိတ်တို့ကို။ အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်။ ဧကစ္စာနံ၊ အချို့ကုန်သော။ ဝေဒနာနံ၊ လောကီဝေဒနာတို့၏။ နိရောဓော၊ ချုပ်ခြင်းကြောင့်။ အနိမိတ္တံ၊ နိမိတ် မရှိသော။ စေတောသမာဓိံ၊ စေတောသမာဓိသို့။ ဝါ၊ စိတ်ကိုကောင်းစွာအာရုံ၌ ထားတတ်သော အရဟတ္တဖိုလ်သမာဓိသို့။ ဥပသမ္ပဇ္ဇ၊ ရောက်၍။ ဝိဟရတိ၊ မူ၏။ အာနန္ဒန္တံ။ တသ္မိံ သမယေ၊ ၌။ တထာဂတဿ၊ ၏။ ကာယော၊ သည်။ ဖာသုတရော၊ အထူးသဖြင့်ချမ်းသာသည်။ ဟောတိ၊ မူ၏။ အာနန္ဒန္တံ၊ ယသ္မာ၊ ကြောင့်။ ဣမိနာ ဖလသမာပတ္တိဝိဟာရေန၊ ဤနေကြောင်းဖြစ်သော ဖလသမာပတ်ဖြင့်။ ဖာသု၊ ချမ်း သာခြင်းသည်။ ဟောတိ၊ ၏။ [အဋ္ဌကထာမှဆောင်၍ အနိယတ်ထည့်သည်။] တသ္မာ၊ ကြောင့်။ (တုမှေပိ၊ တို့သည်လည်း။ တဒတ္ထာယ၊ ချမ်းသာစွာနေကြောင်းဖြစ်သော ထို

ဝါအဋ္ဌကထာနိဿယတို့၌ ဝေဠုဝိယကေန-ဟု ကဏ္ဍဇဒုတိယကွရာ ခ-နှင့်ဆို ကြ၏။ အဋ္ဌကထာ၊ ဋီကာများ၌ကား ဝေဠု-ဟုကဏ္ဍဇဒုတိယကွရာ ခနှင့်ရှိ ကြ၏။

ကဏ္ဍဇ ဒုတိယကွရာ ခနှင့် “ဝေဠု” ဟုရှိသော ပါဠိသာသန့်လျော်၏ ဟု ထင်မိပေ၏။ ဝိယတိ ဝေဠုယတိ ဧတေနာတိ ဝေဠု၊ ဝိယတေ ဝေဠုယ တေတိ ဝါ ဝေဠု-ဟု ကရဏသာဓိ၊ ဘာဝသာဓိပြုအပ်၏။ ကရဏသာဓိ ပြုခိုက် နှောင်ဘွဲ့ ရစ်ပတ်ကြောင်းဖြစ်သော အနှောင်အဘွဲ့ကြီး၊ အရဟတ္တဖိုလ် စသည်ကိုယူ၊ ဘာဝသာဓိပြုခိုက် အနှောင်အဘွဲ့ကြီး၊ အရဟတ္တဖိုလ်ဖြင့်ရစ်ပတ် နှောင်ဘွဲ့ခြင်း၊ ကျပ်စည်းခြင်းကြိုယာကိုယူ၊ ဝိ-ဝေဠုနေ၊ ပစ္စယာ ဒနိဋ္ဌာ နိပါ တနာ သိဇ္ဈန္တိ-ကစွည်းသုတ်ဖြင့် ခ-ပစ္စည်းသက်။

အနန္တရ၊ သမနန္တရပစ္စည်းအတွင်း ပစ္စယုဒ္ဓေသပဋ္ဌာန်းမူလဋီကာ၌လည်း ယထာ ရက္ခဿ ဝေဠု ဒိန္နေ ပုပ္ဖိတုံ သမတ္တသေဝ ပုပ္ဖန် န ဟောတိ။ အဂဒပုပ္ဖံ အဂဒဝေဠု ပန အပနိတေ တာယေဝ သမတ္တတာယ ပုပ္ဖန် ဟောတိ-ဟု ကဏ္ဍဇ ဒုတိယကွရာ ခ-နှင့်ပင် ဆို၏။ ၎င်းအတွင်းအနုဋီကာ ၌လည်း-တာယေဝါတိ ယာ ဝေဠုဒါနေ ပုပ္ဖနသမတ္တတာဝေဠုပဂမေ လဇ္ဈေကာသာ၊ တာယေဝ-ဟု ကဏ္ဍဇ ဒုတိယကွရာ ခ-နှင့်ပင် ဆို၏။ ၎င်းအတွင်းမရုဋီကာ၌လည်း- တတ္ထ ဝေဠုတိ မဏ္ဍုကဋ္ဌိဝိသာဒိကေ-ဟု ကဏ္ဍဇ ဒုတိယကွရာ ခ-နှင့်ပင် ဆို၏။]

ဖလသမာပတ်အကျိုးငှါ။) အတ္တဒီပါ၊ မိမိသန္တာန်၌ဖြစ်သော သတိပဋ္ဌာန်တရား တည်းဟူသော မှီခိုရာကျွန်းကိုင်းရှိကြကုန်သည်။ အတ္တသရဏော၊ မိမိသန္တာန်၌ဖြစ် သော သတိပဋ္ဌာန်တရားတည်းဟူသော ကိုးကွယ်၊လည်းလျောင်း၊ပုန်းအောင်း၊မှီခို ရာရှိကြကုန်သည်။ အနညသရဏော၊ မိမိသန္တာန်၌ဖြစ်သော သတိပဋ္ဌာန်တရားမှတပါး သော ကိုးကွယ်၊လည်းလျောင်း၊ပုန်းအောင်း၊မှီခိုရာမရှိကြကုန်သည်။ ဓမ္မဒီပါ၊သတိ ပဋ္ဌာန်တရားတည်းဟူသော မှီခိုရာကျွန်းကိုင်း ရှိကြကုန်သည်။ ဓမ္မသရဏော၊ သတိ ပဋ္ဌာန်တရားတည်းဟူသော ကိုးကွယ်၊လည်းလျောင်း၊ပုန်းအောင်း၊ မှီခိုရာရှိကြကုန် သည်။ အနညသရဏော၊ သတိပဋ္ဌာန်တရားမှ တပါးသော ကိုးကွယ်၊လည်းလျောင်း ပုန်းအောင်း၊မှီခိုရာမရှိကြကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝိဟရထ၊ နေကြကုန်လော့။ အာနန္ဒန္တော။ ကထဉ္စ၊ အတယ်သို့သာလျှင်။ ဘိက္ခု၊ သည်။ အတ္တဒီပေါ၊ သည်။ အတ္တသရဏော၊ သည်။ အနညသရဏော၊ သည်။ ဓမ္မဒီပေါ၊ သည်။ ဓမ္မသရဏော၊ သည်။ အနညသရဏော၊ သည်။ ဟုတွာ၊ ၍။ ဝိဟရတိ၊နည်း။ အာနန္ဒန္တော။ ဣဓ ဣမသ္မိံ သာသနေ၊ ။ ဘိက္ခု၊ သည်။ အာတာပီ၊ သည်။ သမ္ပဇာနေ၊ သည်။ သတိမာ၊ သည်။ ဟုတွာ၊ ၍။ လောကေ၊ ။ အဘိဇ္ဈာဒေါမနသံ၊ ကို။ ဝိနေယျ၊ ၍။ ကာယေ၊ ။ ကာယာနုပသီ၊ သည်။ ဟုတွာ၊ ၍။ ဝိဟရတိ၊ ။ အာတာပီ၊ သည်။ သမ္ပဇာနေ၊ သည်။ သတိမာ၊ သည်။ ဟုတွာ၊ ၍။ လောကေ၊ ။ အဘိဇ္ဈာဒေါမနသံ၊ ကို။ ဝိနေယျ၊ ၍။ ဝေဒနာသု၊ တို့။။ ဝေဒနာနုပသီ၊ သည်။ ဟုတွာ၊ ၍။ ဝိဟရတိ၊ ။ အာတာပီ၊ သည်။ သမ္ပဇာနေ၊ သည်။ သတိမာ၊ သည်။ ဟုတွာ၊ ၍။ လောကေ၊ ။ အဘိဇ္ဈာ ဒေါမနသံ၊ ကို။ ဝိနေယျ၊ ၍။ စိတ္တေ၊ ။ စိတ္တာနုပသီ၊ သည်။ ဟုတွာ၊ ၍။ ဝိဟရတိ၊ ။ အာတာပီ၊ သည်။ သမ္ပဇာနေ၊ သည်။ သတိမာ၊ သည်။ ဟုတွာ၊ ၍။ လောကေ၊ ။ အဘိဇ္ဈာဒေါမနသံ၊ ကို။ ဝိနေယျ၊ ၍။ ဓမ္မေသု၊ တို့။။ ဓမ္မာနုပသီ၊ သည်။ ဟုတွာ၊ ၍။ ဝိဟရတိ၊ ။ အာနန္ဒန္တော။ ဧဝံ ခေါ၊ ဤသို့သာလျှင်။ ဘိက္ခု၊ သည်။ အတ္တဒီပေါ၊ သည်။ အတ္တသရဏော၊ သည်။ အနညသရဏော၊ သည်။ ဓမ္မဒီပေါ၊ သည်။ ဓမ္မသရဏော၊ သည်။ အနညသရဏော၊ သည်။ ဟုတွာ၊ ၍။ ဝိဟရတိ၊ ။

အာနန္ဒန္တော။ ဟိ၊ တရားတန်းခိုးကြီးပုံ အလုံးစုံကို အကုန်အစင် ထင်စွာပြတော်မူအံ့။ * ယေ ကေစိ၊ အလုံးစုံကုန်သော။ ဘိက္ခု၊ တို့သည်။ တေရဟိ ဝါ၊ ဤယခုငါဘုရား ရှိတော်မူဆဲအခါ၌သော်လည်းကောင်း။ မမ၊ ငါဘုရား၏။ အစ္စယေန ဝါ၊ ပရိနိဗ္ဗာန် စံတော်မူရာ အခါ၌ သော်လည်းကောင်း။ အတ္တဒီပါ၊ ကုန်သည်။ အတ္တသရဏော၊

* မှတ်ချက်။ ။ [ယေ ဟိ ကေစိ အာနန္ဒ-စသောဝါကျဝယ် တမတဂ္ဂေ မေ တေ အာနန္ဒ-စသောဝါကျ၏ အတွင်အဋ္ဌကထာ၌ ပါဠိများ အနည်းငယ် ချို့ယွင်းပျက်ကွက်၍ နေရင်းမူနိဿယဟောင်း၊ ဗားကရာနိဿယ၊ ဆုံထားဂဏ္ဍိတို့၌ အနက်ယောဇနာပုံ၊ အဓိပ္ပာယ်ယူဆပုံများ ပျက်ကွက်လျက်ရှိ၏။ သို့ဖြစ်၍ ယခု ပေးခဲ့သော ယောဇနာနည်းကို သတိသမ္ပဇာန် ကြီးကြီးထားပြီး စဉ်းစားနိုင်။ ချိန်၍ မှတ်သားကြရမည်။ အဋ္ဌကထာနိဿယ၌ မူအမျိုးမျိုးနှင့် တိုက်ဆိုင်လျက် ပါဠိမှန်ကိုပြု၍ ဆုံးဖြတ်ထားသည်။]

ကုန်သည်။ အနညသရဏာ၊ ကုန်သည်။ ဓမ္မဒီပ၊ ကုန်သည်။ ဓမ္မသရဏာ၊ ကုန်သည်။ အနညသရဏာ၊ ကုန်သည်။ ဟုတွာ၊ ရှိ။ ဝိဟရိယန္တိ၊ ကုန်လိမ့်လတ္တံ့။ အာနန္ဒန္တော၊ တေ ဘိက္ခု၊ တို့သည်။ မေ၊ ငါဘုရား၏။ သာသနေ၊ ဌ။ ယေ ကေမိ၊ အလုံးစုံကုန်သော။ သိက္ခာကာမာ၊ သုံးပါးသောသိက္ခာကိုအလိုရှိကြကုန်သော။ ယေ ဘိက္ခု၊ တို့သည်။ သန္တိ၊ ကုန်၏။ ငတသံ ဘိက္ခုနံ၊ တို့တွင်။ ဝါ၊ တို့ထက်။ တမတဂ္ဂေ-တမ အဂ္ဂေ၊ အထူးသဖြင့် အလွန်မြတ်သည်၏အဖြစ်၌။ ဌိတော၊ တည်ကြကုန်သည်။ ဘဝိယန္တိ၊ ကုန်လိမ့်လတ္တံ့။”။ ဣတိ၊ သို့။ အဝေါ၊ မူပိ။ ဣတိ၊ ဤကား ဒုတိယဘာဝဏဝါရအပြီးတည်း။

ဒုတိယဘာဝဏဝါရံ သည်။ နိဋ္ဌိတံ၊ ပြီ။

နိမိတ္တောဘာသကထာ

၁၆၆။ အထ-ပစ္စာ၊ မိန့်တော်မူပြီးရာကာလမှနောက်၌။ ဘိဝဝါ၊ သည်။ ပုဗ္ဗဏှသမယံ၊ ၌။ နိဝါသေတွာ၊ မူပြီး၍ပတ္တစိဝရံ၊ ကိုးအာဒါယ၊ မူ၍ဝေသာလိ၊ သို့။ ဝိဏှာယ၊ ငှါ။ ပါဝိသိ၊ မူပြီး။ ဝေသာလိယံ၊ ၌။ ဝိဏှာယ၊ ငှါ။ စရိတွာ၊ ရှိ။ ပစ္စာဘတ္တံ၊ ပစ္စာဘတ်အခါ၌။ ဝါ၊ ဆွမ်းစားပြီးရာကာလမှ နောက်အတိုဖြစ်သောအခါ၌။ ဝါ၊ ဆွမ်းစားပြီးရာကာလ၏ နောက်အတိုဖြစ်သောအခါ၌။ ဝိဏှာပါတပဋိက္ကန္တော၊ ဆွမ်းစားရာအရပ်မှဖဲတော်မူခဲ့ပြီးသည်။ သမာနော၊ သော်။ အာယသန္တိ အာနန္ဒါကို။ အာမန္တေသိ၊ သိစေတော်မူပြီး။ ဝါ၊ မိန့်တော်မူပြီး။ ကိ၊ သို့။ အာမန္တေသိ၊ နည်း?။ “အာနန္ဒန္တော။ တံ၊ သည်။ နိသိဒနံ၊ နိသိဒ်ကို။ ဝါ၊ ထိုင်ရာဖြစ်သော သားရေပိုင်းကို။ ဝဏှာဟိ၊ ယူခဲ့လော့။ ယေန-ဌာနေန၊ ၌။ စာပါလစေတီယံ၊ စာပါလစေတီသည်။ ဝါ၊ စာပါလဘီလူးကို စိတ်၌ထားရာအရပ်၌ ဆောက်လုပ်အပ်သည်၏ အဖြစ်ကြောင့် စာပါလစေတီအမည်ရှိသော ကျောင်းတော်သည်။ ဝါ၊ စာပါလဘီလူးကို အရိုအသေပြုရာအရပ်၌ ဆောက်လုပ်အပ်သည်၏အဖြစ်ကြောင့် စာပါလစေတီအမည်ရှိသောကျောင်းတော်သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ ထိုစာပါလစေတီရှိရာအရပ်သို့။ မယံ၊ တို့သည်။ ဒိဝါဝိဟာရာယ၊ နေနေခြင်းငှါ။ ဥပသင်္ကမိဿာမ၊ ကုန်စို့။”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီး။ (ဝေ၊ သို့။ ဝုတ္တေ၊ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။) အာယသ္မာ အာနန္ဒော၊ သည်။ “ဘန္တေ၊ ရား။ ဝေ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဘဂဝတော၊ အား။ ပဋိသုတွာ၊ ရှေ့ရှုနားထောင်ပြီး၍။ နိသိဒနံ၊ ကို။ အာဒါယ၊ ရှိ။ ဘဂဝန္တံ၊ ကို။ အနံ၊ မျက်စမပြတ်အစဉ်မှတ်၍။ ပိဋ္ဌိတော၊ ပိဋ္ဌိတော၊ နောက်မှ နောက်မှ။ အနုဗန္ဓိ၊ လိုက်သွားပြီး။

တနည်း။ ။ ဘဂဝန္တံ အနုမြတ်စွာဘုရား၏။ ပိဋ္ဌိတော၊ ပိဋ္ဌိတော၊ မှ။ အနုဗန္ဓိ၊ လိုက်သွားပြီး။ အထ-တသ္မိံ ကာလေ၊ လိုက်သွားရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ ယေန-ဌာနေန၊ ၌။ စာပါလစေတီယံ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ ပညတ္တေ၊ သော။ အာသနေ၊ ၌။ နိသိဒိ၊ ပြီ။ အာယသ္မာပိ ခေါ၊ အာနန္ဒော၊ သည်လည်း။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ကေမန္တံ၊ ၌။ နိသိဒိ၊ ၏။

၁၆၇။ ကေမန္တံ၊ ကျအောင်၊ နိသိန္တံ ခေါ်၊ သော။ အာယသ္မန္တံ အာနန္တံကို။ ဘဂဝါ၊ သည်။ တေ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အာနန္တံ၊ န္ဓာ။ ဝေသာလီ၊ ဝေသာလီပြည်သည်။ ရမဏီယံ၊ မွေ့လျော်စေတတ်၏။ ဝါ၊ မွေ့လျော်ရာ မြို့ပေတည်း။ ဥဒေနစေတီယံ၊ ဥဒေနစေတီသည်။ ဝါ၊ ဥဒေနဘီလူးကို စိတ်၌ထားရာ အရပ်၌ ဆောက်လုပ်အပ်သည်၏အဖြစ်ကြောင့် ဥဒေနစေတီအမည်ရှိသော ကျောင်း တော်သည်။ ဝါ၊ ဥဒေနဘီလူးကို အရိုအသေပြုရာအရပ်၌ ဆောက်လုပ်အပ်သည်၏ အဖြစ်ကြောင့် ဥဒေနစေတီအမည်ရှိသောကျောင်းတော်သည်။ ရမဏီယံ၊ ၏။ ဝေါ တမကစေတီယံ၊ ဝေါတမကစေတီသည်။ ဝါ၊ ဝေါတမကဘီလူးကို စိတ်၌ထားရာ အရပ်၌ ဆောက်လုပ်အပ်သည်၏အဖြစ်ကြောင့် ဝေါတမက စေတီအမည်ရှိသော ကျောင်းတော်သည်။ ရမဏီယံ၊ မွေ့လျော်စေတတ်၏။ သတ္တိဗ္ဗစေတီယံ၊ သတ္တိဗ္ဗ စေတီလူးကို စိတ်၌ထားရာအရပ်၌ ဆောက်လုပ်သည်၏အဖြစ်ကြောင့် သတ္တိဗ္ဗစေတီ အမည်ရှိသော ကျောင်းတော်သည်။ ရမဏီယံ၊ မွေ့လျော်ရာဖြစ်သော ကျောင်းပေ တည်း။ ဗဟုပုတ္တကစေတီယံ၊ ဗဟုပုတ္တကဘီလူးကို အရိုအသေပြုရာအရပ်၌ ဆောက် လုပ်အပ်သည်၏အဖြစ်ကြောင့် ဗဟုပုတ္တကစေတီအမည်ရှိသော ကျောင်းတော်သည်။ ရမဏီယံ၊ မွေ့လျော်စေတတ်၏။ သာနန္တရစေတီယံ၊ သာနန္တရစေတီသည်။ ရမဏီယံ၊ ၏။ စာပါလစေတီယံ၊ စာပါလဘီလူးကို စိတ်၌ထားရာအရပ်၌ ဆောက်လုပ်အပ် သည်၏အဖြစ်ကြောင့် စာပါလစေတီအမည်ရှိသောကျောင်းတော်သည်။ ရမဏီယံ၊ ၏။ အာနန္တံ၊ န္ဓာ။ ယဿ ကဿမိ၊ အမှတ်မထား တပါးပါးသော။ ပုဂ္ဂလဿ၊ သည်။ စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်တို့ကို။ ဘာဝိတာ၊ ဖြစ်စေအပ်ကုန်ပြီ။ ဝါ၊ ပွားစေအပ်ကုန်ပြီ။ ဗဟုလိကတာ၊ မများသော်လည်း များသကဲ့သို့ပြုအပ်ကုန်ပြီ။ ဝါ၊ ကြိမ်ဘန်များစွာ အလေ့အလာပြုအပ်ကုန်ပြီ။ ယာနိကတာ၊ ယာဉ်မဟုတ်သော် လည်း အာဇာနိမြင်းကအပ်သောယာဉ်ကဲ့သို့ပြုအပ်ကုန်ပြီ။ ဝတ္ထုကတာ၊ တည်ရာ အရပ်ကဲ့သို့ပြုအပ်ကုန်ပြီ။ အနုဋ္ဌိတာ၊ အဓိဋ္ဌာန်ခြင်းငှါ ခုံလောက်အောင် ထားအပ် ကုန်ပြီ။ ဝါ၊ အဘန်ဘန်ဖြစ်စေအပ်ကုန်ပြီ။ ပရိစိတာ၊ ထက်ဝန်းကျင်မှ လေ့ကျက်အပ် ကုန်ပြီ။ ဝါ၊ အဘန်ဘန်လေ့ကျက်အပ်ကုန်ပြီ။ သုသမာရဒ္ဓါ၊ ကောင်းစွာအားထုတ် အပ်ကုန်ပြီ။ သော-ပုဂ္ဂလော၊ သည်။ ကပ္ပံ ဝါ၊ အသက်တစ်ရာတမ်းဟုဆိုအပ်သော အာယုကပ်ပတ်လုံးသော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ အသက်တစ်ရာတမ်းဟု ဆိုအပ်သောအာယုကပ်မှကြွင်းကျန်သောအသက်တစ်ရာတစ်ဆယ်၊ တစ်ရာနှစ်ဆယ်၊ တစ်ရာသုံးဆယ်၊ တစ်ရာလေးဆယ်၊ တစ်ရာငါးဆယ်၊ တစ်ရာခြောက်ဆယ်ပတ်လုံး သော်လည်းကောင်း။ (ဌာတုံ၊ တည်ခြင်းငှါ။ အာကန်မာနော၊ အလိုရှိခဲ့သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌေယျံ၊ တည်ရာ၏။ အာနန္တံ၊ န္ဓာ။ တထာဂတဿ၊ သည်။ စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိတာ၊ ကုန်ပြီ။ ဗဟုလိကတာ၊ ကုန်ပြီ။ ယာနိကတာ၊ ကုန်ပြီ။ ဝတ္ထုကတာ၊ ကုန်ပြီ။ အနုဋ္ဌိတာ၊ ကုန်ပြီ။ ပရိစိတာ၊ ကုန်ပြီ။ သုသမာရဒ္ဓါ၊ ကုန်ပြီ။ အာနန္တံ၊ န္ဓာ။ တထာဂတော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ ဌာတုံ၊ ငှါ။ အာကန်မာနော၊ သော်။ ကပ္ပံ ဝါ၊

သော်လည်းကောင်း။ ကပ္ပိဝသေသံ ဝါ။ သော်လည်းကောင်း။ တိဋ္ဌေယျာ တည်နိုင်
 ရာ၏”။ ဣတိ။ သို့။ အဝေါစ၊ မူဂြိ။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝတာ၊
 သည်။ ဩဠာရိကေ၊ ရုန့်ရင်းကြမ်းတမ်းသော။ နိမိတ္တေ၊ နိမိတ်ကို။ ဝါ။ အညာပဒေသ
 ဟု ခြိုအပ်သော ပရိယာယ်အားဖြင့် အာယုကပ်မတ်လုံးတည်ခြင်းကို ဟောင်းပန်
 ခြင်းငှါ အမှတ်အသားကိုဖြစ်စေခြင်းကို။ ဧဝံ။ သို့။ ကယိရမာနေပိ၊ မြဲအပ်သော်လည်း
 ကောင်း။ ဩဠာရိကေ၊ သော။ ဩဘာသေ၊ ဩဘာသကို။ ဝါ။ ပရိယာယ်မရှိ မိမိအလို
 ကို ထွန်းလင်းတောက်ပစေခြင်းကို။ ကယိရမာနေပိ၊ မြဲအပ်သော်လည်းကောင်း။
 မာရေန၊ မာရ်နတ်သည်။ ပရိယုဠိတစိတ္တော၊ လက်ဝန်းကျင်မှ ယူအပ်ပြီးသော စိတ်ရှိ
 သော။ ဝါ။ လွမ်းမိုးနှိပ်စက်အပ်သော စိတ်ရှိသော။ (အညော၊ အသျှင်အာနန္ဒာ
 အရိယာပုဂ္ဂိုလ်တို့မှတပါးသော။ ပုထုဇ္ဇနောပိ၊ ပုထုဇန်ပုဂ္ဂိုလ်သည်လည်း။) ပဋိဝိဇ္ဈိတုံ၊
 ထိုးထွင်း၍သိခြင်းငှါ။ န သက္ကာဏေယျ ယထာ၊ မစွမ်းနိုင်ရာသကဲ့သို့။ တထာ၊ တူ။
 ပဋိဝိဇ္ဈိတုံ၊ ငှါ။ နာသက္ခိ၊ မစွမ်းနိုင်။ ဘဂဝန္တံ၊ ကို။ “ဘန္တံ၊ ဘုရား။ ဘဂဝါ၊ သည်။
 ဗဟုဇနဟိတာယ၊ များစွာသောလူအပေါင်း၏ အစီးအပွားကိုပြုခြင်းငှါလည်းကောင်း။
 ဗဟုဇနသုခါယ၊ များစွာသောလူအပေါင်း၏ချမ်းသာကို ပြုခြင်းငှါလည်းကောင်း။
 လောကာနုကမ္မာယ၊ သတ္တလောကကို အစဉ်သနားစောင့်ရှောက်ချီးမြှောက်ထောက်
 ပံ့ခြင်းငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ အကျိုးကိုပြုခြင်းငှါလည်း
 ကောင်း။ ဟိတာယ၊ အစီးအပွားကိုပြုခြင်းငှါလည်းကောင်း။ သုခါယ၊ ချမ်းသာကိုပြုခြင်း
 ငှါလည်းကောင်း။ ကပ္ပံ၊ ပတ်လုံး။ တိဋ္ဌတု၊ တည်တော်မူပါလော့။ သုဇတော၊ ကောင်း
 သောစကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရားသည်။ ဗဟုဇနဟိတာယ၊ ငှါ
 လည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်း
 ကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်း
 ကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံ၊ ပတ်လုံး။ တိဋ္ဌတု၊ မူပါလော့”။ ဣတိ။ သို့။
 န ယာစိ၊ မတောင်းပန်နိုင်။ ဒုတိယဗ္ဗိခေါ၊ နှစ်ကြိမ်မြောက်လည်း။ ဘဂဝါ၊ သည်။
 အာယသ္မန္တံ၊ အာနန္ဒံ၊ ကို။ အာမန္တေယိ၊ မူပြန်ပြီ။ ကိ၊ သို့။ အာမန္တေယိ၊ နည်း?။
 “အာနန္ဒံ၊ နှာ။ ဝေသာလီ၊ သည်။ ရမဏီယာ၊ ၏။ ဥဒေနစေတိယံ ရမဏီယံ၊ ဝေါ
 တမကစေတိယံ ရမဏီယံ၊ သတ္တမ္ပစေတိယံ ရမဏီယံ၊ ဗဟုပုတ္တကစေတိယံ ရမဏီယံ၊
 သာနန္ဒရစေတိယံ ရမဏီယံ၊ စာပါလစေတိယံ ရမဏီယံ၊ အာနန္ဒ ယဿ ကဿပိ
 ပုဂ္ဂလဿ စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ ဗဟုလိကတာ ယာနိကဟာ စတ္ထု
 ကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ သော ပုဂ္ဂလော ကပ္ပံ ဝါ ကပ္ပိဝ
 သေသံ ဝါ ဌာတုံ၊ အာကံမာနော ကပ္ပံ ဝါ ကပ္ပိဝသေသံ ဝါ တိဋ္ဌေယျာ
 အာနန္ဒတထာဂတဿ စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ ဗဟုလိကတာ ယာနိကတာ
 ဝတ္ထုကတာ အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ အာနန္ဒ တထာဂတော ကပ္ပံ ဝါ
 ကပ္ပိဝသေသံ ဝါ တိဋ္ဌေယျာ” ဣတိ အာမန္တေယိ၊ အာယသ္မာ အာနန္ဒော ဘဂဝ
 တာ ဩဠာရိကေ နိမိတ္တေ ဧဝံ ကယိရမာနေပိ ဩဠာရိကေ ဩဘာသေ ကယိရ
 မာနေပိ မာရေန ပရိယုဠိတစိတ္တော အညော ပုထုဇ္ဇနောပိ ပဋိဝိဇ္ဈိတုံ နသက္ကာဏေ
 ယျ ယထာ။ တထာ ပဋိဝိဇ္ဈိတုံ နာသက္ခိ။ “ဘန္တံ၊ ဘဂဝါ ဗဟုဇနဟိတာယ

☞

ဗဟုဇနသုခါယ လောကာနုကမ္မာယ ဒေဝမနုဿာနံ အတ္ထာယ ဟိတာယ သုခါယ ကပ္ပံ တိဋ္ဌတု သုဂတော ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္မာယ ဒေဝမနုဿာနံ အတ္ထာယ ဟိတာယ သုခါယ ကပ္ပံ တိဋ္ဌတု” ဣတိ ဘဂဝန္တံ န ယာစိ။ တတိယမ္ပိ သုံးကြိမ်မြောက်လည်း။ ဘဂဝါသည်။ အာယသ္မန္တံ အာနန္ဒါကို။ အာမန္တေသိ၊ ပြန်ပြီ။ ကိံသို။ အာမန္တေသိ၊ နည်း?။ “အာနန္ဒါန္တာ။ ဝေသာလီ၊ သည်။ ရမဏီယာ၏။ ဥဒေနစေတီယံ၊ သည်။ ရမဏီယံ၊ ၏။ ဂေါတမကစေတီယံ၊ သည်။ ရမဏီယံ၏။ သတ္တိမ္ပစေတီယံ၊ သည်။ ရမဏီယံ၊ ၏။ ဗဟုပုတ္တကစေတီယံ၊ သည်။ ရမဏီယံ၊ ၏။ သာနန္ဒရစေတီယံ၊ သည်။ ရမဏီယံ၊ ၏။ စာပါလစေတီယံ၊ သည်။ ရမဏီယံ၊ ၏။ အာနန္ဒါ န္တာ။ ယဿ ကဿစိ၊ သော။ ပုဂ္ဂလဿ၊ သည်။ ဗတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိတာ၊ ကုန်ပြီ။ ဗဟုလိကတာ၊ ကုန်ပြီ။ ယာနိကတာ၊ ကုန်ပြီ။ ဝတ္ထုကတာ၊ ကုန်ပြီ။ အနုဋ္ဌိတာ၊ ကုန်ပြီ။ ပရိစိတာ၊ ကုန်ပြီ။ သုသမာရဒ္ဓါ၊ ကုန်ပြီ။ သော-ပုဂ္ဂလော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ ဌာတုံ၊ ငှါ။ အာကင်္ခမာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌေယျ၊ ရာ၏။ အာနန္ဒါန္တာ။ တထာဂတဿ၊ သည်။ ဗတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိတာ၊ ကုန်ပြီ။ ဗဟုလိကတာ၊ ကုန်ပြီ။ ယာနိကတာ၊ ကုန်ပြီ။ ဝတ္ထုကတာ၊ ကုန်ပြီ။ အနုဋ္ဌိတာ၊ ကုန်ပြီ။ ပရိစိတာ၊ ကုန်ပြီ။ သုသမာရဒ္ဓါ၊ ကုန်ပြီ။ အာနန္ဒါန္တာ။ တထာဂတော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ ဌာတုံ၊ ငှါ။ အာကင်္ခမာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌေယျ၊ ၏”။ ဣတိသို။ အာမန္တေသိ၊ ပြီ။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝတာ၊ သည်။ ဩဋ္ဌာရိကော၊ သော။ နိမိတ္တေ၊ ကို။ ဝေံသို။ ကယိရမာနေဝိ၊ သော်လည်းကောင်း။ ဩဋ္ဌာရိကော၊ သော။ ဩဘာသေ၊ ကို။ ကယိရမာနေဝိ၊ သော်လည်းကောင်း။ မာရေန၊ သည်။ ပရိယုဋ္ဌိတစိတ္တော၊ သော။ (အညော၊ သော။ ပုထုဇ္ဇနေဝိ၊ သည်လည်း။) ပဋိဝိဇ္ဈိတုံ၊ ငှါ။ န သတ္ထုဇောယျ ယထာသို။ တထာ၊ တူ။ ပဋိဝိဇ္ဈိတုံ၊ ငှါ။ နာသက္ခိ၊ ပြီ။ ဘဂဝန္တံကို။ “ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံလုံး။ တိဋ္ဌတု၊ မူပါလော့။ သုဂတော၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံပတ်လုံး။ တိဋ္ဌတု၊ မူပါလော့”။ ဣတိသို။ န ယာစိ၊ မတောင်းပန်မိ။ အထ-ပစ္စာ၊ သုံးကြိမ်တိုင်တိုင် နိမိတ်၊ ဩဘာတို့ကို မိန့်ဘော်မူပြီးရာကာလမှနောက်၌။ ဘဂဝါသည်။ အာယသ္မန္တံ အာနန္ဒါကို။ အာမန္တေသိ၊ ပြန်ပြီ။ ကိံသို။ အာမန္တေသိ၊ နည်း?။ “အာနန္ဒါ န္တာ။ တုံသည်။ ဝတ္ထုသွားသောဒါနိ၊ ဌ။ ယဿ-ဂမနဿ၊ ၏။ ကာလံကို။ မညသိ၊ ၏။ တံ-ဂမနံကို။

ကရောဟိလော့”။ ဣတိသ္မိ။ အာမန္တေသိပြီ။ (ဧဝံသ္မိ။ ဝုတ္တေ။ သော်။) အာယသ္မာ အာနန္ဒောသည်။ “ဘန္တေ ဘုရား။ ဧဝံပါပြီ”။ ဣတိ ခေါ၊ သိုသာလျှင်။ ဘဝတော၏။ ဝစနံကို။ ပဋိသံတော၊ ရှိ။ အာသနာ၊ မှ။ ဥဋ္ဌာယ၊ ရှိ။ ဘဝဝန္တံကို။ အဘိဝါဒေတွာ၊ ရှိ။ ပဒတ္တိဏံကို။ ကတွာ၊ ရှိ။ အဝိဒ္ဓရေ၊ အနီးဖြစ်သော။ အညံတရသ္မိ။ အမှတ်မထားတပါးပေါင်းသော။ ရက္ခမူလေသစ်ပဋိ၏အနီး၌။ နိသိဒ္ဓိ၊ ပြီ။

မာရယာဇနကထာ

၁၆၀။ အထ-ပစ္စာ၊ အသျှင်အာနန္ဒာ ဖဲသွားပြီးရာကာလမှ နောက်၌။ ပါဝိမာ၊ မကောင်းမှုရှိသော။ ဝါ၊ ယုတ်မာသော။ မာရောသည်။ အာယသ္မန္တေ အာနန္ဒေသည်။ အစိရပက္ကန္တေ ဖဲသွားပြီးသော အသျှင်အာနန္ဒာအား ကြာမြင့်သောကာလ မရှိသေးမီ။ ဝါ၊ ဖဲသွားပြီးရာကာလမှစ၍ မကြာမြင့်သေးမီ။ ယေန- ဌာနေန၊ ၌။ ဘဝဝါသည်။ အတ္ထိ၏။ တေန-ဌာနေန၊ သ္မိ။ ဥပသင်္ကမိ ၏။ ဥပသင်္ကမိတွာ၊ ရှိ။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ အဋ္ဌာသိ၊ ရပ်တည်၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ ဌိတော၊ သော။ ပါဝိမာ၊ သော။ မာရောသည်။ ဘဝဝန္တံကို၊ ဧဝံ-ဝစနံကို။ အဝေါစ၊ ပြီ။ ကိ။ သ္မိ။ အဝေါစ၊ နည်း?။ “ဘန္တေ ဘုရား။ ဘဝဝါသည်။ ဒါနိ၊ ၌။ ပရိနိဗ္ဗာတု၊ ပရိနိဗ္ဗာန်စံတော်မူပါလော့။ သုဝတော၊ သည်။ ပရိနိဗ္ဗာတုလော့။ ဘန္တေ ဘုရား။ ဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ ဝါ၊ သည်။ ဘဝဝတော၏။ ပရိနိဗ္ဗာနကာလော၊ ပရိနိဗ္ဗာန်စံတော်မူရာအခါပါတည်း။ ဘန္တေ ဘုရား။ ဘဝဝတော၊ သည်။ သော ဝါစာ၊ ကို။ ဘာသိတာ၊ မိန့်တော်မူအပ်ဘူးပါပြီ။ ကိ။ သ္မိ။ ဘာသိတာ၊ နည်း?။ “ပါဝိမာ အမှန်မလုပ် အကြံစုတ်သည့် ဟယ်မာရ်ယုတ်။ ယာဝ၊ အကြင်မျှလောက်သော ကာလ ပတ်လုံး။ မေး၏။ သာဝကာ၊ တပည့်ဖြစ်ကုန်သော။ ဘိက္ခု၊ တို့သည်။ ဝိယတ္တံ၊ မဂ်၏အစွမ်းအားဖြင့် ထင်စွာပြုတတ်သော ဣဏ်ပညာရှိကုန်သည်။ ဝိနိတာ၊ မဂ်၏ အစွမ်းအားဖြင့် ဆုံးမအပ်ကုန်ပြီးသည်။ ဝါ၊ မဂ်၏ အစွမ်းအားဖြင့် ပယ်ဖျောက် ဖျက်ဆီးအပ်ပြီးသော ကိလေသာရှိကုန်သည်။ ဝိသာရဒါ၊ မဂ်၏အစွမ်းအားဖြင့် ရွံ့ရှားခြင်းကင်းကြကုန်သည်။ မဟုဿုတာ၊ ပိဋကတ်သုံးပုံ၏ အစွမ်းအားဖြင့် များသော ကြားနာအပ်ပြီးသော ပရိယတ်ရှိကုန်သည်။ ဝါ၊ များသော ကြားနာအပ်ပြီးသော ပရိယတ်၊ ပဋိဝေဓရှိကုန်သည်။ ဓမ္မဓရာ၊ ပရိယတ္တိတရားကို ဆောင်နိုင်ကုန်သည်။ ဝါ၊ ပရိယတ္တိ၊ ပဋိဝေဓတရားကိုဆောင်နိုင်ကုန်သည်။ ဓမ္မာနုဓမ္မပုဋိပန္နာ၊ မဂ်၊ ဖိုလ်တရား အားလျော်သော ဝိပဿနာကျင့်ဝတ်တရားကို ကျင့်ကြကုန်သည်။ သာမိပိပုဋိပန္နာ၊ မဂ်၊ ဖိုလ်တရားအားလျော်သော ဝိပဿနာ ကျင့်ဝတ်တရားကို ကျင့်ကြကုန်သည်။ ဝါ၊ ကိုးပါးသော လောကုတ္တရာတရားအားလျော်သော ဝိပဿနာ ကျင့်ဝတ်တရားကို ကျင့်ကြကုန်သည်။ ဝါ၊ ကိုးပါးသော လောကုတ္တရာတရားအားလျော်သော ဆဗ္ဗိသုဒ္ဓိ အကျင့်ကို ကျင့်ကြကုန်သည်။ အနုဓမ္မစာရိနော၊ ဆဗ္ဗိသုဒ္ဓိအကျင့်အားလျော်သော သလ္လေခတာ၊ အပ္ပိစ္ဆတာအစရှိသော ကျင့်ဝတ်တရားကို ကျင့်ခြင်းအလေ့ရှိကြကုန်သည်။ ဝါ၊ မဂ်၊ ဖိုလ်အားလျော်သောသဘောရှိသော ဝုဋ္ဌာနဂါမိနိဝိပဿနာ ကျင့်ဝတ်

တရားကို ကျင့်ခြင်းအလေ့ရှိကြကုန်သည်။ န ဘဝိဿန္တိ၊ မဖြစ်ကုန်သေး။ သင်္ကာမိမိဥစ္စာ ဖြစ်သော။ အာစရိယကံ၊ ဆရာဖြစ်သော ငါဘုရား၏ဝါဒဟုဆိုအပ်သော စတုသစ္စ ဒေသနာကို။ ဥဂ္ဂဟေတွာ၊ သင်ယူကြကုန်၍။ န အာစိက္ခိဿန္တိ၊ ရှေးဦးစွာ မဟောနိုင် ကြကုန်သေး။ ဝါ၊ မိမိသင်ယူအပ်ပြီးသောနည်းဖြင့် တပါးသောသူတို့ကို မသင်ယူစေ နိုင်ကြကုန်သေး။ န ဒေသေဿန္တိ၊ မဟောနိုင်ကြကုန်သေး။ ဝါ၊ ပါဠိကို ကောင်းစွာ မသိစေနိုင်ကြကုန်သေး။ န ပညာပေဿန္တိ၊ အပြားအားဖြင့် မသိစေနိုင်ကြကုန်သေး။ န ပဋ္ဌပေဿန္တိ၊ အပြားအားဖြင့် မထားနိုင်ကြကုန်သေး။ န ဝိဝရိဿန္တိ၊ မဘွင့်နိုင်ကြ ကုန်သေး။ န ဝိဘဇိဿန္တိ၊ မဝေဘန်နိုင်ကြကုန်သေး။ ဥတ္တာနိ၊ ပေါ်လွင်ထင်ရှား သည်ကို။ န ကရိဿန္တိ၊ မပြုနိုင်ကြကုန်သေး။ ဥပ္ပန္နံ၊ ဖြစ်ပေါ်လာသော။ ပရပ္ပဝါဒံ၊ တပါးသောတိတ္ထိတို့၏ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူကို။ ဝါ၊ တပါးသော တိတ္ထိတို့၏ ပြောဆိုကြောင်းဖြစ်သော ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူကို။ သဟဓမ္မေန၊ အကြောင်းနှင့်တကွဖြစ်သော စကားဖြင့်။ သုနိဂ္ဂဟိတံ၊ ကောင်းစွာ နှိမ်အပ်သည်ကို။ (ကတွာ၊ ကုန်၍။) နိဂ္ဂဟေတွာ၊ နှိမ်ကြကုန်၍။ သပ္ပါဒ္ဓိဟာရိယံ၊ ဆန့်ကျင်ဘက်ဖြစ်သော ဘေးရန်တို့ကို ပယ်ရှားတားမြစ်တတ်သည်၏ အဖြစ်နှင့်တကွ ဖြစ်သော။ ဓမ္မံ၊ ကိုးပါးသောလောကုတ္တရာတရားကို။ န ဒေသေဿန္တိ၊ မဟောနိုင်ကြ ကုန်သေး။ တာဝ၊ ထိုမဟောနိုင်သေးသမျှကာလပတ်လုံး။ အဟံ၊ သည်။ န ပရိနိဗ္ဗာ ယိဿာမိ၊ ပရိနိဗ္ဗာန်စံတော်မူလိမ့်မည်မဟုတ်သေး။ ဣတိ၊ သို့။ ဘာသိတာ၊ မိန့်တော် မူအပ်ဘူးပြီ။ ဘန္တေ၊ ဘုရား။ ဧတရဟိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ ဘဂဝတော၊ ၏။ သာဝကော၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ ဝိယတ္တာ၊ ကုန်သည်။ ဝိနိတာ၊ ကုန်သည်။ ဝိသာရဒါ၊ ကုန်သည်။ မဟုဿုတာ၊ ကုန်သည်။ ဓမ္မဓရာ၊ ကုန်သည်။ ဓမ္မာနုဓမ္မပ္ပစ္စိပန္နံ၊ ကုန်သည်။ သာမိစိပ္ပန္နိပန္နံ၊ ကုန်သည်။ အနုဓမ္မစာရိနော၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ သင်္ကာသော။ အာစရိယကံ၊ ဆရာ၏ဥစ္စာဖြစ်သော လေးပါးသောသစ္စာကို။ ဥဂ္ဂဟေ တွာ၊ ကုန်ပြီး၍။ အာစိက္ခိဿန္တိ၊ ရှေးဦးစွာ ပြောဟောနိုင်ကြပါကုန်၏။ ဝါ၊ မိမိသင်ယူ အပ်ပြီးသော နည်းဖြင့် တပါးသောသူတို့ကို သင်ယူစေနိုင်ကြပါကုန်၏။ ဒေသေန္တိ၊ ပို့ချနိုင်ကြပါကုန်၏။ ဝါ၊ ပါဠိကိုသင်ယူစေနိုင်ကြပါကုန်၏။ ပညာပေန္တိ၊ အပြားအား ဖြင့်သိစေနိုင်ကြပါကုန်၏။ ပဋ္ဌပေန္တိ၊ အပြားအားဖြင့်ထားနိုင်ကြပါကုန်၏။ ဝိဝရန္တိ၊ ဘွင့်နိုင်ကြပါကုန်၏။ ဝိဘဇန္တိ၊ ဝေဘန်နိုင်ကြပါကုန်၏။ ဥတ္တာနိ၊ ကို။ ကရောန္တိ၊ ပါ ကုန်၏။ ဥပ္ပန္နံ၊ သော။ ပရပ္ပဝါဒံ၊ ကို။ သဟဓမ္မေန၊ ဖြင့်။ သုနိဂ္ဂဟိတံ၊ ကို။ (ကတွာ၊ ကုန်၍။) နိဂ္ဂဟေတွာ၊ ကုန်၍။ သပ္ပါဒ္ဓိဟာရိယံ၊ သော။ ဓမ္မံ၊ ကို။ ဒေသေန္တိ၊ ကုန်၏။ ဘန္တေ၊ ဘုရား။ ဣဒါနိ၊ ၌။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတု၊ ပရိနိဗ္ဗာန်စံတော်မူပါလော့။ သုဂတော၊ သည်။ ပရိနိဗ္ဗာတု၊ လော့။ ဘန္တေ၊ ဘုရား။ ဒါနိ၊ ၌။ ဝါ၊ ယခုအခါ၌။ ဝါ၊ ယခုအခါသည်။ ဘဂဝတော၊ ၏။ ပရိနိဗ္ဗာနကာလော၊ ပရိနိဗ္ဗာန်စံတော်မူရာ အခါပါတည်း။

ဘန္တေ၊ ဘုရား။ ဘဂဝတော၊ သည်။ သော ဝါစာ၊ ကို။ ဘာသိတာ၊ ပါပြီ။ ကိ၊ သို့။ ဘာသိတာ၊ နည်း။ ပါဝိမ၊ မာရ်ယုတ်။ ယာဝ၊ ပတ်လုံး။ မေ၊ ၏။ သာဝိကာ၊ တပည့်မဖြစ်ကုန်သော။ ဘိက္ခုနိယော၊ တို့သည်။ ဝိယတ္တာ၊ ကုန်သည်။ ဝိနိတာ၊ ကုန်

သည်။ ဝိသာရဒါ၊ ကုန်သည်။ မဟုသုတာ၊ ကုန်သည်။ ဓမ္မဓရာ၊ ကုန်သည်။ ဓမ္မာနု
 ဓမ္မပုဂ္ဂိုလ်နွာ၊ ကုန်သည်။ အနုဓမ္မစာရိနိယော၊ ကုန်သည်။ န ဘဝိဿန္တိ၊ ကုန်သေး။
 သင်္ကာ၊ သော။ အာစရိယင်္ကာ၊ ကို။ ဥဂ္ဂဟေတွာ၊ ကုန်၍။ န အာစိက္ခိဿန္တိ၊ ကုန်သေး။ န
 ဒေသေဿန္တိ၊ ကုန်သေး။ န ပညာပေဿန္တိ၊ ကုန်သေး။ န ပဠပေဿန္တိ၊ ကုန်သေး။
 န ဝိဝရိဿန္တိ၊ ကုန်သေး။ န ဝိဘဇိဿန္တိ၊ ကုန်သေး။ ဥတ္တာနိံ၊ ကို။ န ကရိဿန္တိ၊
 ကုန်သေး။ ဥပုန္နံ၊ သော။ ပရပ္ပဝါဒံ၊ ကို။ သဟဓမ္မေန၊ ဖြင့်။ သုနိဂ္ဂဟိတံ၊ ကို။ (ကတွာ၊ ကုန်
 ၍။) နိဂ္ဂဟေတွာ၊ ကုန်၍။ သပ္ပါဒိဟာရိယံ၊ သော။ ဓမ္မံ၊ ကို။ န ဒေသေဿန္တိ၊ ကုန်သေး။
 တာဝံ၊ ပတ်လုံး။ အဟံ၊ သည်။ န ပရိနိဗ္ဗာယိဿာမိ။ မူလိမ္မိမည်မဟုတ်သေး။”။ ဣတိ၊
 သို့။ ဘာသိတာ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ ဧတရဟိ၊ ဌ။ ဘဂဝတော၊ ဧ။ သာဝကော၊
 ကုန်သော။ ဘိက္ခုနိယော၊ တို့သည်။ ဝိယတ္တံ၊ ကုန်သည်။ ဝိနိတာ၊ ကုန်သည်။ ဝိသာရဒါ၊
 ကုန်သည်။ မဟုသုတာ၊ ကုန်သည်။ ဓမ္မဓရာ၊ ကုန်သည်။ ဓမ္မာနုဓမ္မပုဂ္ဂိုလ်နွာ၊ ကုန်သည်။
 သာမိစိပုဂ္ဂိုလ်နွာ၊ ကုန်သည်။ အနုဓမ္မစာရိနိယော၊ ကုန်သည်။ ဟတွာ၊ ကုန်၍။ သင်္ကာ၊
 သော။ အာစရိယင်္ကာ၊ ကို။ ဥဂ္ဂဟေတွာ၊ ကုန်၍။ အာစိက္ခိဿန္တိ၊ ကုန်၏။ ဒေသေန္တိ၊ ကုန်၏။
 ပညာပေန္တိ၊ ကုန်၏။ ပဠပေန္တိ၊ ကုန်၏။ ဝိဝရန္တိ၊ ကုန်၏။ ဝိဘဇန္တိ၊ ကုန်၏။ ဥတ္တာနိံ၊ ကို။
 ကရေန္တိ၊ ကုန်၏။ ဥပုန္နံ၊ သော။ ပရပ္ပဝါဒံ၊ ကို။ သဟဓမ္မေန၊ ဖြင့်။ သုနိဂ္ဂဟိတံ၊ ကို။
 (ကတွာ၊ ကုန်၍။) နိဂ္ဂဟိတွာ၊ ကုန်၍။ သပ္ပါဒိဟာရိယံ၊ သော။ ဓမ္မံ၊ ကို။ ဒေသေန္တိ၊ ကုန်၏။
 ဘန္တေ၊ ဘုရား။ ဣဒါနိ၊ ဌ။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတု၊ လော့။ သုဂတော၊ သည်။
 ပရိနိဗ္ဗာတု၊ လော့။ ဘန္တေ၊ ဘုရား။ ဒါနိ၊ ဌ။ ဝါ၊ သည်။ ဘဂဝတော၊ ဧ။ ပရိနိဗ္ဗာန
 ကာလော၊ ပါတည်း။

ဘန္တေ၊ ဘုရား။ ဘဂဝတော၊ သည်။ သော ဝါစာ၊ ကို။ ဘာသိတာ၊ ပါပြီ။ ကိံ၊
 သို့။ ဘာသိတာ၊ နည်း။ “ပါပိမာမာရိယုတ်။ ယာဝံ၊ ပတ်လုံး။ မေ၏။ သာဝကော၊ ကုန်
 သော။ ဥပါသကာ၊ သိတင်းသည်ဒါယကာတို့သည်။ ဝိယတ္တံ၊ ကုန်သည်။ ဝိနိတာ၊
 ကုန်သည်။ ဝိသာရဒါ၊ ကုန်သည်။ မဟုသုတာ၊ ကုန်သည်။ ဓမ္မဓရာ၊ ကုန်သည်။ ဓမ္မာနု
 ဓမ္မပုဂ္ဂိုလ်နွာ၊ ကုန်သည်။ သာမိစိပုဂ္ဂိုလ်နွာ၊ ကုန်သည်။ အနုဓမ္မစာရိနော၊ ကုန်သည်။
 န ဘဝိဿန္တိ၊ ကုန်သေး။ သင်္ကာ၊ သော။ အာစရိယင်္ကာ၊ ကို။ ဥဂ္ဂဟေတွာ၊ ကုန်၍။
 န အာစိက္ခိဿန္တိ၊ ကုန်သေး။ န ဒေသေဿန္တိ၊ ကုန်သေး။ န ပညာပေဿန္တိ၊
 ကုန်သေး။ န ပဠပေဿန္တိ၊ ကုန်သေး။ န ဝိဝရိဿန္တိ၊ ကုန်သေး။ န ဝိဘဇိဿန္တိ၊
 ကုန်သေး။ ဥတ္တာနိံ၊ ကို။ န ကရိဿန္တိ၊ ကုန်သေး။ ဥပုန္နံ၊ သော။ ပရပ္ပဝါဒံ၊ ကို။
 သဟဓမ္မေန၊ ဖြင့်။ သုနိဂ္ဂဟိတံ၊ ကို။ (ကတွာ၊ ကုန်၍။) နိဂ္ဂဟေတွာ၊ ကုန်၍။ သပ္ပါဒိ
 ဟာရိယံ၊ သော။ ဓမ္မံ၊ ကို။ န ဒေသေဿန္တိ၊ ကုန်သေး။ တာဝံ၊ ပတ်လုံး။ အဟံ၊
 သည်။ န ပရိနိဗ္ဗာယိဿာမိ။ မူလိမ္မိမည်မဟုတ်သေး။”။ ဣတိ၊ သို့။ ဘာသိတာ၊ ပါပြီ။
 ဘန္တေ၊ ဘုရား။ ဧတရဟိ၊ ဌ။ ဘဂဝတော၊ ဧ။ သာဝကော၊ ကုန်သော။ ဥပါသကာ၊
 တို့သည်။ ဝိယတ္တံ၊ ကုန်သည်။ ဝိနိတာ၊ ကုန်သည်။ ဝိသာရဒါ၊ ကုန်သည်။ မဟုသုတာ၊
 ကုန်သည်။ ဓမ္မဓရာ၊ ကုန်သည်။ ဓမ္မာနုဓမ္မပုဂ္ဂိုလ်နွာ၊ ကုန်သည်။ သာမိစိပုဂ္ဂိုလ်နွာ၊ ကုန်သည်။
 အနုဓမ္မစာရိနော၊ ကုန်သည်။ ဟတွာ၊ ကုန်၍။ သင်္ကာ၊ သော။ အာစရိယင်္ကာ၊ ကို။
 ဥဂ္ဂဟေတွာ၊ ကုန်၍။ အာစိက္ခိဿန္တိ၊ ကုန်၏။ ဒေသေန္တိ၊ ကုန်၏။ ပညာပေန္တိ၊ ကုန်၏။

ပဋ္ဌပေန္တိ၊ ကုန်၏။ ဝိဝရန္တိ၊ ကုန်၏။ ဝိဘဇန္တိ၊ ကုန်၏။ ဥတ္တာနိ၊ ကို။ ကရောန္တိ၊ ကုန်၏။ ဥပ္ပန္နံ၊ သော။ ပရပ္ပဝါဒံ၊ ကို။ သဟဓမ္မေန၊ ဖြင့်။ သုနိဂ္ဂဟိတံ၊ ကို။ (ကတွာ၊ ကုန်၍။) နိဂ္ဂဟေတွာ၊ ကုန်၍။ သပ္ပါဒိဟာရိယံ၊ သော။ ဓမ္မံ၊ ကို။ ဒေသေန္တိ၊ ကုန်၏။ ဘန္တေ၊ ဘုရား။ ဣဒါနိ၊ ဤ။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတု၊ လော့။ သုဂတော၊ သည်။ ပရိနိဗ္ဗာတု၊ လော့။ ဘန္တေ၊ ဘုရား။ ဒါနိ၊ ဤ။ ဝါ၊ သည်။ ဘဂဝတော၊ ၎င်း၏။ ပရိနိဗ္ဗာနကာလော၊ ပါတည်း။

ဘန္တေ၊ ဘုရား။ ဘဂဝတော၊ သည်။ သော ဝါစာ၊ ကို။ ဘာသိတာ၊ ပြီ။ ကိ၊ သို့။ ဘာသိတာ၊ နည်း။ “ပါဝိမ၊ မာရိယုတ်။ ယာဝ၊ ပတ်လုံး။ မေ၏။ သာဝိကာ၊ တပည့်မ ဖြစ်ကုန်သော။ ဥပါသိကာ၊ သီတင်းသည် ဒါယိကာမတို့သည်။ ဝိယတ္တာ၊ ကုန်သည်။ ဝိနိတာ၊ ကုန်သည်။ ဝိသာရဒါ၊ ကုန်သည်။ မဟုဿုတာ၊ ကုန်သည်။ ဓမ္မဓရာ၊ ကုန်သည်။ ဓမ္မာနုဓမ္မပ္ပဋိပန္နာ၊ ကုန်သည်။ သာမိဗိပ္ပဋိပန္နာ၊ ကုန်သည်။ အနုဓမ္မစာရိနိယော၊ ကုန် သည်။ န ဘဝိဿန္တိ၊ ကုန်သေး။ သင်္ကံ၊ သော။ အာစရိယင်္ကံ၊ ကို။ ဥဂ္ဂဟေတွာ၊ ကုန်၍။ န အာစိက္ခိယန္တိ၊ ကုန်သေး။ န ဒေသေဿန္တိ၊ ကုန်သေး။ န ပညာပေဿန္တိ၊ ကုန်သေး။ န ပဋ္ဌပေဿန္တိ၊ ကုန်သေး။ န ဝိဝရိယန္တိ၊ ကုန်သေး။ န ဝိဘဇိယန္တိ၊ ကုန်သေး။ ဥတ္တာနိ၊ ကို။ န ကရိယန္တိ၊ ကုန်သေး။ ဥပ္ပန္နံ၊ သော။ ပရပ္ပဝါဒံ၊ ကို။ သဟဓမ္မေန၊ ဖြင့်။ သုနိဂ္ဂဟိတံ၊ ကို။ (ကတွာ၊ ကုန်၍။) နိဂ္ဂဟေတွာ၊ ကုန်၍။ သပ္ပါဒိ ဟာရိယံ၊ သော။ ဓမ္မံ၊ ကို။ န ဒေသေဿန္တိ၊ ကုန်သေး။ တာဝ၊ ပတ်လုံး။ အဟံ၊ သည်။ န ပရိနိဗ္ဗာယိဿာမိ၊ မူလိဗ္ဗံမည်မဟုတ်သေး။” ဣတိ၊ သို့။ ဘာသိတာ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ ဧတရဟိ၊ ဤ။ ဘဂဝတော၊ ၎င်း၏။ သာဝိကာ၊ ကုန်သော။ ဥပါသိကာ၊ တို့သည်။ ဝိယတ္တာ၊ ကုန်သည်။ ဝိနိတာ၊ ကုန်သည်။ ဝိသာရဒါ၊ ကုန်သည်။ မဟုဿုတာ၊ ကုန်သည်။ ဓမ္မဓရာ၊ ကုန်သည်။ ဓမ္မာနုဓမ္မပ္ပဋိပန္နာ၊ ကုန်သည်။ သာမိဗိပ္ပဋိပန္နာ၊ ကုန်သည်။ အနုဓမ္မစာရိနိယော၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ သင်္ကံ၊ သော။ အာစရိ ယင်္ကံ၊ ကို။ ဥဂ္ဂဟေတွာ၊ ကုန်၍။ အာစိက္ခိယန္တိ၊ ကုန်၏။ ဒေသေန္တိ၊ ကုန်၏။ ပညာ ပေန္တိ၊ ကုန်၏။ ပဋ္ဌပေန္တိ၊ ကုန်၏။ ဝိဝရန္တိ၊ ကုန်၏။ ဝိဘဇန္တိ၊ ကုန်၏။ ဥတ္တာနိ၊ ကို။ ကရောန္တိ၊ ကုန်၏။ ဥပ္ပန္နံ၊ သော။ ပရပ္ပဝါဒံ၊ ကို။ သဟဓမ္မေန၊ ဖြင့်။ သုနိဂ္ဂဟိတံ၊ ကို။ (ကတွာ၊ ကုန်၍။) နိဂ္ဂဟေတွာ၊ ကုန်၍။ သပ္ပါဒိဟာရိယံ၊ သော။ ဓမ္မံ၊ ကို။ ဒေသေန္တိ၊ ကုန်၏။ ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတု၊ လော့။ သုဂတော၊ သည်။ ပရိနိဗ္ဗာတု၊ လော့။ ဘန္တေ၊ ဘုရား။ ဒါနိ၊ ဤ။ ဝါ၊ သည်။ ဘဂဝတော၊ ၎င်း၏။ ပရိနိဗ္ဗာန ကာလော၊ ပါတည်း။

၀

ဘန္တေ၊ ဘုရား။ ဘဂဝတော၊ သည်။ သော ဝါစာ၊ ကို။ ဘာသိတာ၊ ပါပြီ။ ကိ၊ သို့။ ဘာသိတာ၊ နည်း။ “ပါဝိမ၊ မာရိယုတ်။ ယာဝ၊ ပတ်လုံး။ မေ၏။ ဣဒံ မြဟ္မစရိယံ၊ ဤသိက္ခာပုဒ်တို့၏ သုံးပါးတို့၏ အပေါင်းဖြင့် သဂြိုဟ်ရေတွက်အပ်သော သာသနုမြဟ္မစရိယသည်။ ဝါ၊ ဤသိက္ခာပုဒ်တို့၏ သုံးပါးတို့၏ အပေါင်းဖြင့် သဂြိုဟ် ရေတွက်အပ်သော သာသနာတော်ဟုဆိုအပ်သော မြတ်သောအကျင့်သည်။ ဝိတ္ထာ ရိကံ၊ ထိုထို အရပ်မျက်နှာအသို့၌ တည်ခြင်း၏ အစွမ်းအားဖြင့် ကျယ်ပြန့်သည်။

ဗာဟုဇဉ်၊ အဘိသမယ၏အစွမ်းအားဖြင့်များသောလူတို့သည် သိအပ်သည်။ ဝါ၊ အဘိသမယ၏အစွမ်းအားဖြင့် များသောလူတို့၏ အစီးအပွားကို ဆောင်တတ်သည်။ ပုထုဘူတံ၊ များသည်ဖြစ်၍ဖြစ်သည်။ ဝါ၊ များသည်၏အဖြစ်သို့ရောက်သည်။ (ဒေဝမနုဿာ၊ ပညာရှိသော နတ်၊ လူတို့သည်။) ယာဝ၊ အကြင်မျှလောက် အတိုင်းအရှည် ရှိကုန်၏။ (တတ္ထကေဟိ၊ ထိုမျှလောက်အတိုင်းအရှည်ရှိကုန်သော။) ဒေဝမနုဿေဟိ၊ တို့သည်။ သုပ္ပကာသိတံ၊ ကောင်းစွာပြုအပ်သည်။ ဟုတွာ၊ ရှိ။ ဣဒ္ဓဇ္ဇေဝ၊ ဈာနဿာဒ၏ အစွမ်းအားဖြင့် ပြည့်စုံသည်လည်းကောင်း။ ဖိတဉ္ဇ၊ အဘိညာသမ္ပတ္တိ၏ အစွမ်းအားဖြင့် စည်ပင်ပြန့်ပွားသည်လည်းကောင်း။ န ဘဝိဿတိ၊ မဖြစ်သေး။ တာဝ၊ ထိုမဖြစ်သေးသမျှကာလပတ်လုံး။ အဟံ၊ ငါဘုရားသည်။ န ပရိနိဗ္ဗာယိဿာမိ၊ မူလိဓုံမည်မဟုတ်သေး။ ဣတိ၊ သို့။ ဘာသိတာ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ ဧတရဟိ၊ ဤ။ ဘဂဝတော၊ ၏။ မြဟ္မစရိယံ၊ သည်။ ဝိတ္တာရိကံ၊ သည်။ ဗာဟုဇဉ်၊ သည်။ ပုထုဘူတံ၊ သည်။ (ဒေဝမနုဿာ၊ တို့သည်။) ယာဝ၊ ကုန်၏။ တတ္ထကေဟိ၊ ကုန်သော။ ဒေဝမနုဿေဟိ၊ တို့သည်။ သုပ္ပကာသိတံ၊ သည်။ ဟုတွာ၊ ရှိ။ ဣဒ္ဓဇ္ဇေဝ၊ ဈာနဿာဒ၏ အစွမ်းအားဖြင့် ပြည့်လည်းပြည့်စုံပါပြီ။ ဖိတဉ္ဇ၊ အဘိညာသမ္ပတ္တိ၏ အစွမ်းအားဖြင့် စည်လည်း စည်ပင်ပါပြီ။ ဘန္တေ၊ ဘုရား။ ဒါနိ၊ ဤ။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတု၊ လော့။ သုဂတော၊ သည်။ ပရိနိဗ္ဗာတု၊ လော့။ ဘန္တေ၊ ဘုရား။ ဒါနိ၊ ဤ။ ဝါ၊ သည်။ ဘဂဝတော၊ ၏။ ပရိနိဗ္ဗာနကာလော၊ ပါတည်း။ ဣတိ၊ သို့။ အဝေါစ၊ လျှောက်ပြီ။

ဧဝံ၊ သို့။ ဝုတ္တံ၊ မာရ်နတ်က လျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ ပါဝိမန္တံ၊ မကောင်းမှုရှိသော။ ဝါ၊ ယုတ်မာသော။ မာရံ၊ မာရ်နတ်ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ပါဝိမ၊ အမှန်မလုပ် အကြံစုတ်သည့် ဟယ် မာရ်ယုတ်။ တံ၊ သည်။ အပ္ပေါဿုက္ကော၊ ကြောင့်ကြမဲ့သည်။ ဝါ၊ ကြောင့်ကြမရှိသည်။ ဝါ၊ ပရိနိဗ္ဗာန်စံရေး ကြိမတေးဘဲ အေးအေးသာသာ အပေါက်မရှာဘဲ ပြင်းစွာ စွဲပိုက် အားမစိုက်သည်။ ဧဟာဟိ၊ ဖြစ်လော့။ တထာဂတဿ၊ ငါဘုရား၏။ ပရိနိဗ္ဗာနံ၊ သည်။ နစိရံ၊ မကြာမြင့်သည်။ ဘဝိဿတိ၊ လတ္တံ့။

တနည်း။ ။ စိရံ၊ ကြာမြင့်သည်။ န ဘဝိဿတိ၊ လတ္တံ့။ ဣတော-မာသတော၊ ဤလမှ။ တိတ္ထံ၊ သုံးပါးကုန်သော။ မာသာနံ၊ လတို့၏။ အစ္စယေန၊ လွန်ရာအခါ၌။ ဝါ၊ လွန်ခြင်းကြောင့်။ တထာဂတော၊ သည်။ ပရိနိဗ္ဗာယိဿတိ၊ လတ္တံ့။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

အာယုသင်္ခါရဩသဇ္ဇန

၁၆၉။ အထ-တသ္မိံကလေ၊ မာရ်နတ်တောင်းပန်ရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ စာပါလစေတိယေ၊ ၌။ သတော၊ ဖောက်မေ့တတ်သောသတိရှိသည်။ သမ္ပဇာနော၊ ကောင်းစွာအပြားအားဖြင့်သိတတ်သော ဉာဏ်ပညာရှိသည်။ ဟုတွာ၊ မူရှိ။ အာယုသင်္ခါရံ၊ အာယုသင်္ခါရကို။ ဝါ၊ ဇီဝိတိန္ဒြေကို ပြုပြင်စီရင်တတ်သော ဖလသမာပတ်ကို။ ပါ၊ ဇီဝိတိန္ဒြေကိုပြုပြင်စီရင်တတ်သော ဖလသမာပတ်၊ ဖလသဗေ

ပတ်သည် ပြုပြင်စီရင်အပ်သော ဇိဝိတိန္ဒြေကို။ ဩဿန္တိ၊ စွန့်လွှတ်တော်မူပြီ။ ဝါ၊ သုံးလမှ နောက်၌ မဝင်စားရတော့အံ့၊ မဖြစ်စေရတော့အံ့ဟု စွန့်လွှတ်တော်မူပြီ။ ဘဂဝတာ၊ သည်။ အာယုသင်္ခါရေ၊ ကိုး။ ဩဿဇ္ဇေ စ၊ စွန့်လွှတ်တော်မူအပ်ပြီးသော်သာလျှင်။ မဟာ၊ ကြီးစွာသော။ ဘိသနကော၊ ကြောက်စေတတ်သော။ ဝါ၊ ကြောက်ရာဖြစ် သော။ သလောမဟံသော၊ အမွှေးတို့၏ရွှင်ခြင်းနှင့်တကွဖြစ်သော။ ဝါ၊ ကြက်သီး မွှေးညှင်း ထခြင်းနှင့်တကွဖြစ်သော။ ဘူမိစာလော၊ မြေ၏ တုန်လှုပ်ခြင်းသည်။ အဟောသိ၊ ပြီ။ ဒေဝဒုန္နုဘိယောစ၊ မိုဗ်းစည်တို့သည်လည်း။ ဖလိသု၊ ထစ်ကြီး ကုန်ပြီ။ ဝါ၊ မြည်ဟီးကုန်ပြီ။ အထ-ပစ္စာ၊ အာယုသင်္ခါရကိုလွှတ်တော်မူပြီးရာကာလမှ နောက်၌၊ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ မကြောက်မရွံ့ အာယုသင်္ခါရကို လွှတ်တော်မူ ခြင်းဟူသော ဤအကြောင်းကို။ ဝိဒိဘူ၊ သိတော်မူ၍။ တာယံ ဝေလာယံ၊ သိတော် မူရာထိုအခါ၌။ ဣမံ ဥဒါနံ၊ ဤဥဒါန်းကို။ ဝါ၊ ဤဝမ်းမြောက်နှစ်သက် စိတ်နှလုံးမှ ပိုလျှံ၍ထွက်သော အမြွက်စကားကို။ ဝါ၊ ဝိတိအစွမ်း ကိုယ်လုံးလွှမ်းသည့် ဥဒါန်း စကားကို။ ဥဒါနေသိ၊ ကျူးရင့်တော်မူပြီ။ ဝါ၊ မြွက်ဆိုတော်မူပြီ။ ကိံသို့၊ ဥဒါနေသိ၊ မူသနည်း?။

“မုနိ၊ ကြောင်း၊ ကျိုးနှစ်တန် သမ်းအမှန်ကို ကေန်သိတော်မူတတ်သော မြတ်စွာဘုရားသည်။ သမ္ဘဝံ၊ အကျိုး၏ဖြစ်ရာဖြစ်သော။ ဝါ၊ ဘဝသစ်၏ဖြစ် ရာဖြစ်သော။ ဘဝသင်္ခါရံ၊ ဘဝကို အသစ်တဘန် ပြုပြင်စီရင်တတ်သော။ တုလဉ္ဇ၊ နှိုင်းချိန်အပ်နိုင်သောကာမာဝစရကံကိုလည်းကောင်း။ အတုလဉ္ဇ၊ မနှိုင်း ချိန်အပ်နိုင်သော မဟဂ္ဂုတ်ကံကိုလည်းကောင်း။ တနည်း-တုလဉ္ဇ၊ နှိုင်းချိန် အပ်နိုင်သောကာမာဝစရကံ၊ ရူပါဝစရကံကိုလည်းကောင်း။ အတုလဉ္ဇ၊ မနှိုင်း ချိန်အပ်နိုင်သောအရူပါဝစရကံကိုလည်းကောင်း။ တနည်း-တုလဉ္ဇ၊ နှိုင်းချိန် အပ်နိုင်သောနည်းသောအကျိုးရှိသော ကာမ၊ ရူပ၊ အရူပကံကိုလည်းကောင်း။ အတုလဉ္ဇ၊ မနှိုင်းချိန်အပ်နိုင်သော များသောအကျိုးရှိသော ကာမ၊ ရူပ၊ အရူပကံကိုလည်းကောင်း။ အဝသဇိ၊ စွန့်လွှတ်တော်မူပြီ။ (သင်္ဂါမသီသေ စစ်မြေဦး၌။ မဟာယောစော၊ သူရဲကြီးသည်။) [နှစ်ပုဒ်ထည့်သည်။] ကဝဏံ၊ ချပ်ဝတ်တန်းဆာကို၊ ဘိန္ဒုတိ ဣဝ၊ မညှာမငဲ့ ချိုးဖဲ့ ဖျက်ဆီးသကဲ့သို့။ တထာ၊ တူးအဇ္ဈတ္တရတော၊ မိမိအဇ္ဈတ္တသန္တာန်၌ ဝိပဿနာဂေါစရာသေဝန၏ အစွမ်းအားဖြင့် မွေ့လျော်တော်မူသည်။ သမာဟိတော၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ၏အစွမ်းအားဖြင့် ကောင်းစွာအေးရုံ၌ ထားအပ်ပြီးသောစိတ် ရှိတော်မူသည်။ ဟုတွာ၊ ၍။ အတ္တသမ္ဘဝံ၊ မိမိ၌ဖြစ်သောကိလေသာကို။ အဘိဗ္ဗိ၊ တဏှာအဖွဲ့ မညှာငဲ့ဘဲ ခွါဖဲ့ ဖျက်ဆီးတော်မူပြီ။

တနည်း။ ။ မုနိ၊ သည်။ အတုလဉ္ဇ၊ မနှိုင်းချိန်အပ်နိုင်သောနိဗ္ဗာန်ကိုလည်း ကောင်း။ ဝါ၊ အတုမရှိသောနိဗ္ဗာန်ကိုလည်းကောင်း။ သမ္ဘဝံ စ၊ ဘဝကို လည်းကောင်း။ တုလံ၊ ခန္ဓာငါးတန် မမြဲမှန်၏ နိဗ္ဗာန်တရား အမြဲထားဟု စဉ်းစားထောက်လှမ်း၊ စုံစမ်းဆင်ခြင်တော်မူလျက်။ ဘဝသင်္ခါရံ၊ ဘဝကို

အသစ်တဘန်မြဲပြင်စီရင်တတ်သော လောကီကံကို။ အဝဿဗိ၊ ကမ္မက္ခယ အရိယဟု မဂ္ဂတမ္ပဟ် တရားခြတ်ဖြင့် စွန့်လွှတ်တော်မူပြီ။ ကထံ၊ ဘယ်သို့။ ဝါ၊ ဘယ်ပုံ။ မုနိ၊ သည်။ အတုလဉ္စ၊ ကိုလည်းကောင်း။ သမ္ဘဝဉ္စ၊ ကိုလည်းကောင်း။ တုလံ၊ မူလျက်။ ဘဝသင်္ခါရံ၊ ကို။ အဝဿဗိ၊ နည်း။ “(သင်္ခါမသိ သော၊ ဣ။ မဟာယောဓော၊ သည်း) ကဝင်ံ၊ ကို။ ဘိန္ဒတိ ဣဝ၊ သို့။ တထာ၊ တူ။ အဇ္ဈတ္တရတော၊ မူသည်။ သမာဟိတော၊ မူသည်။ ဟုတွာ၊ ဣ။ အတ္တ သမ္ဘဝံ၊ ကို။ အဘိန္ဒ၊ ဖြိ”။ ဧဝံ၊ ဤသို့။ ဝါ၊ ဤပုံ။ ဝါ၊ ဤသို့ကိလေသာကိုပယ် ခြင်းဖြင့်။ မုနိ၊ သည်။ အတုလဉ္စ၊ ကိုလည်းကောင်း။ သမ္ဘဝဉ္စ၊ ကိုလည်းကောင်း။ တုလံ၊ မူလျက်။ ဘဝသင်္ခါရံ၊ ကို။ အဝဿဗိ၊ မူပြီ” ဣတိ၊ သို့။ ဥဒါနေသိ၊ မူပြီ။

မဟာဘူမိစာလဟေတု

၁၇၀။ အထ-တသ္မိံ ကာလေ၊ ကောင်းကင်စည်ကြီး ဝဲ့တင်ဟီးအောင် မြေကြီး တုန်လှုပ်ရာ ထိုအခါ၌။ အာယသ္မတော အာနန္ဒဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “ဘော၊ အိုအရင်းထို့။ (ယသ္မာ၊ ကြောင့်။) ဘိသနကော၊ ကြောက်စေတတ်သော။ ဝါ၊ ကြောက်ရာဖြစ်သော။ သလောမ ဟံသော၊ အမွေးတို့၏ရှင်ခြင်းနှင့်တကွဖြစ်သော။ ဝါ၊ ကြက်သီးမွေးညှင်းထခြင်း နှင့်တကွဖြစ်သော။ အယံ ဘူမိစာလော၊ ဤမြေ၏တုန်လှုပ်ခြင်းသည်။ မဟာ ဝတ၊ ကြီးကျယ်ပေစွတကား။ ဝါ၊ ကြီးကျယ်ပေစွ-ဩ။ ဘိသနကော၊ သော။ သလောမ ဟံသော၊ သော။ အယံ ဘူမိစာလော၊ သည်။ သုမဟာဝတ၊ အလွန်ကြီးကျယ်ပေစွ တကား။ ဝါ၊ အလွန်ကြီးကျယ်ပေစွ-ဩ။ ဒေဝဒန္တုဘိယောစ၊ နိဗ္ဗာန်စည်တို့သည် လည်း။ ဖလိံသု၊ ထင်ကြီးကုန်ပြီ။ ဝါ၊ မြည်ဟီးကုန်ပြီ။ (တသ္မာ၊ ကြောင့်။) အတ္တရိယံ ဝတ၊ လက်ဖျစ်ရိုက်တီး မြေတုန်ဟီးအောင် အံ့ချီးခြင်းငှါ ထိုက်ပါပေစွ တကား။ ဘော၊ ထို့။ (ယသ္မာ၊ ကြောင့်။) ဘိသနကော၊ သော။ သလောမဟံသော၊ သော။ အယံ ဘူမိစာလော၊ သည်။ မဟာ ဝတ၊ တကား။ ဘိသနကော၊ သော။ သလောမ ဟံသော၊ သော။ အယံ ဘူမိစာလော၊ သည်။ သုမဟာ ဝတ၊ တကား။ ဒေဝဒန္တုဘိ ယော စ၊ တို့သည်လည်း။ ဖလိံသု၊ ကုန်ပြီ။ (တသ္မာ၊ ကြောင့်။) အတ္တုတံ ဝတ၊ ရှေး ကမဖြစ် ယခုမှအသစ်ဖြစ်ပါပေစွ-ဩ။ မဟာတော၊ ကြီးစွာသော။ ဘူမိစာလဿ၊ မြေလှုပ်ခြင်း၏။ ပါတုဘာဝါယ၊ ထင်စွာဖြစ်ခြင်းငှါ။ ဟေတု၊ အကြောင်းသည်။ ကော နုခေါ၊ အဘယ်နည်း။ ပစ္စယော၊ အကြောင်းသည်။ ကော နု ခေါ၊ အဘယ် နည်း”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

အထ-ပစ္ဆာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ အာယသ္မာ အာနန္ဒော၊ သည်။ ယေန-ဌာနေန၊ ဌာ၊ ဘဝဝါ၊ သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေန၊ သံမြတ်စွာဘုရားရှိတော် မူရာအရပ်သို့။ ဥပသင်္ကမိ၊ ၎င်း။ ဥပသင်္ကမိတွာ၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ကေမန္တံ၊ အောင်။ ဝါ၊ ဌာ။ နိသိဒါ၊ ကေမန္တံ၊ အောင်။ ဝါ၊ ဌာ။ နိသိဇော ခေါ၊ သော။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါ၊ ပြီ။

ကိံသို့။ အဝေါစာနည်း။ “ဘန္တေ၊ ဘုရား။ အတ္ထရိယံ၊ ပါပေ၏။ အတ္တုတံ၊ ပါပေ၏။ ဘန္တေ၊ ဘုရား။ အယံ ဘူမိစာလော၊ သည်။ မဟာ ဝတ၊ ပါပေစွတကား။ ဘန္တေ၊ ဘုရား။ ဘိသနကော၊ သော။ သလောမဟံသော၊ သော။ အယံ ဘူမိစာလောသည်။ သုမဟာ ဝတ၊ တကား။ ဒေဝဒုန္နုဘိယော စ၊ တို့သည်လည်း။ ဇလိံ သု၊ ပါကုန်ပြီ။ ဘန္တေ၊ ဘုရား။ မဟတော၊ သော။ ဘူမိစာလသာ၏။ ပါတုဘာဝါယ၊ ငှါ။ ဟေတု၊ သည်။ ကော န ခေါ၊ ပါနည်း။ မဟတော၊ သော။ ဘူမိစာလသာ၏။ ပါတုဘာဝါယ၊ ငှါ။ ပစ္စယော၊ သည်။ ကော န ခေါ၊ ပါနည်း။” ဣတိသို့ အဝေါစာလျောက်ပြီ။

၁၇၁။ (ဇဝံသို့။ ဝုတ္တောသော်။ ဘဂဝါသည်။ အာယသ္မိန္တံ အာနန္ဒါကို။ ဇေတံ-ဝစနံကို။ အဝေါစာ မူပြီ။ ကိံသို့။ အဝေါစာနည်း။) အာနန္ဒါ နွံ။ မဟတော၊ သော။ ဘူမိစာလသာ၏။ ပါတုဘာဝါယ၊ ငှါ။ ဟေတု၊ တို့သည်။ ဣမေ အဋ္ဌ၊ တို့ပေတည်း။ မဟတော၊ သော။ ဘူမိစာလသာ၏။ ပါတုဘာဝါယ၊ ငှါ။ ပစ္စယော၊ တို့သည်။ ဣမေ အဋ္ဌ၊ တို့ပေတည်း။ ဟေတု၊ တို့သည်။ ကတမေ အဋ္ဌ၊ တို့ပေနည်း။ ပစ္စယော၊ တို့သည်။ ကတမေ အဋ္ဌ၊ တို့ပေနည်း။ အာနန္ဒါနွံ။ အယံ မဟာပထဝီ၊ ယူဇနာပေါင်းနှစ်သိန်းလေးသောင်း အထုရှိသော ခြေကြီးသည်။ ဥဒကော၊ ယူဇနာပေါင်း လေးသိန်းရှစ်သောင်း အထုရှိသော ရေပြင်ကြီး၌၊ ပတိဋ္ဌိတာ၊ တည်ပြီ။ ဥဒကံ၊ သည်။ ဝါတော၊ ယူဇနာပေါင်း ကိုးသိန်းခြောက်သောင်း အထုရှိသော ရေပြင်ကြီး၌၊ ပတိဋ္ဌိတံ၊ တည်ပြီ။ ဝါတော၊ သည်။ အာကာသဋ္ဌော၊ ရေးခြစ်မထင် ကောင်းကင်ပြင်၌ အစဉ်တည်သည်။ ဟောတိ၊ ၏။ အာနန္ဒါ နွံ။ ယံ-ယေန သမယေန၊ အကြင်အခါဖြင့်။ ဝါ၊ အကြင်အခါကြောင့်။ ဝါ၊ အကြင်အခါ၌၊ တနည်း-ယံ-ယသ္မိံ သမယော၊ အကြင်အခါ၌။ မဟာဝါတာ၊ ကြီးစွာသော ဥက္ခေပကလေတို့သည်။ ဝါယန္တိ၊ လာကုန်၏။ ဝါ၊ တိုက်ခတ်ကုန်၏။ မဟာဝါတာ၊ တို့သည်။ ဝါယန္တော၊ တိုက်ခတ်လာကုန်သည်ရှိသော်။ ဥဒကံ၊ ကို။ ကမ္ပေန္တိ၊ တုန်လှုပ်စေကုန်၏။ ကမ္ပိတံ၊ တုန်လှုပ်စေအပ်ပြီးသော။ ဥဒကံ၊ သည်။ ပထဝီကို။ ကမ္ပေတိ၊ ၏။ သော သမယော၊ သည်။ ဟောတိ ခေါ၊ ဖြစ်သည်သာ။ မဟတော၊ သော။ ဘူမိစာလသာ၏။ ပါတုဘာဝါယ၊ ငှါ။ ပဋ္ဌမော၊ သော။ ဟေတု၊ သည်။ အယံ၊ ဤဥက္ခေပကလေတို့၏ ထကြွလှုပ်ရှားခြင်းပေတည်း။ မဟတော၊ သော။ ဘူမိစာလသာ၏။ ပါတုဘာဝါယ၊ ငှါ။ ပဋ္ဌမော၊ သော။ ပစ္စယော၊ သည်။ အယံ၊ ဤဥက္ခေပကလေတို့၏ ထကြွလှုပ်ရှားခြင်းပေတည်း။ (၁)

အာနန္ဒါနွံ။ ပုန စပရံ၊ တမျိုးတခြား တပါးသော မြေလှုပ်ခြင်းအကြောင်း ဖြစ်ပျက်ပေါင်းကိုလည်း ထပ်လောင်းတဘန် မိန့်မြွက်တော်မူပြန်အံ့။

တနည်း။ ။ အာနန္ဒါနွံ။ ပုန၊ တဘန်။ အပရံ၊ တပါးသော။ ဟေတံ စ၊ မြေလှုပ်ခြင်း၏အကြောင်းကိုလည်း။ အဟံ၊ သည်။ ဘာသိယံ၊ မိ၊ သတ္တနိကာယ် များသိလွယ်အောင် အကျယ်အားဖြင့် ဟောတော်မူပေအံ့။ တံ၊ သည်။ သုဏောတိ၊ လော။ သမဏော ဝါ၊ ရဟန်းသည်သော်လည်းကောင်း၊ မြာဟ္မဏော ဝါ၊ ပုဂ္ဂိုလ်သည်သော်လည်းကောင်း။ ဣဒ္ဓိမာ၊ တန်းခိုးရှိသည်။ စေတော ဝသိပ္ပတ္တိံ၊ စိတ်၏

ဝသီဘော်သို့ ရောက်ပြီးသည်။ ဟောတိ၊ ဧ။ ဒေဝေါ ဝါ၊ နတ်သည်သော်လည်း။ မဟိဒ္ဓိ
 ကော၊ ကြီးသောတန်းခိုးရှိသည်။ ဝါ၊ များသောပြည့်စုံခြင်းရှိသည်။ မဟာနဘာဝေါ၊
 ကြီးသောအာနုဘော်ရှိသည်။ ဝါ၊ ကြီး၊ ကျယ်၊ များ၊ မြတ် ပူဇော်အပ်သော ခံစား
 အပ်သော စည်းစိမ်ရှိသည်။ ဟောတိ၊ ဧ။ တဿ-သမဏဿ ဝါ၊ သည်သော်လည်း
 ကောင်း။ တဿ-မြာဟ္မဏဿ ဝါ၊ သည်သော်လည်းကောင်း။ တဿ-ဒေဝဿ ဝါ၊
 သည်သော်လည်းကောင်း။ ပရိတ္တာ၊ အနည်းငယ်သော။ ဝါ၊ အနည်းငယ်သော
 အာနုဘော်ရှိသော။ ပထဝီသညာ၊ ပထဝီသညာသည်။ ဝါ၊ ကိုး၊ ဝါ၊ ပထဝီဟူသော
 အာရုံရှိသောသညာကို။ ဘာဝိတာ၊ ဖြစ်စေအပ်ပြီးသည်။ ဟောတိ၊ ဧ။ အပ္ပမာ
 ဏာ၊ အတိုင်းအရှည်မရှိသော။ ဝါ၊ ကြီးပွားသော အတိုင်းအရှည်ရှိသော။ အာပေါ
 သညာသည်။ ဝါ၊ ကိုး၊ ဝါ၊ အာပေါဟူသော အာရုံရှိသောသညာကို။ ဘာဝိတာ၊
 သည်။ ဟောတိ၊ ဧ။ သော-သမဏော ဝါ၊ သည်သော်လည်းကောင်း။ သော-မြာဟ္မ
 ဏော ဝါ၊ သည်သော်လည်းကောင်း။ သော-ဒေဝေါ ဝါ၊ သည်သော်လည်းကောင်း။
 ဣမံ ပထဝီ၊ ကို။ ကမ္မေတိ၊ တုန်လှုပ်စေ၏။ သင်္ကမ္မေတိ၊ အထက်အထက်သို့ တက်၍
 တက်၍ ကောင်းစွာတုန်လှုပ်စေ၏။ သမ္ပကမ္မေတိ၊ အထက်၊ အောက် နိမ့်ကာ၊ မြင့်ကာ
 ကောင်းစွာ အပြားအားဖြင့် တုန်လှုပ်စေ၏။ သမ္ပဝေဓေတိ၊ အရပ်လေးမျက်နှာ
 ယိမ်းပါး၍ ကောင်းစွာအပြားအားဖြင့် တုန်လှုပ်စေ၏။

တနည်း။ ။ သင်္ကမ္မေတိ၊ အရှေ့၊ အနောက်အားဖြင့် ကောင်းစွာ တုန်လှုပ်စေ၏။
 သမ္ပကမ္မေတိ၊ တောင်၊ မြောက်အားဖြင့် ကောင်းစွာ အပြားအားဖြင့် တုန်လှုပ်စေ၏။
 သမ္ပဝေဓေတိ၊ အလယ်၊ အနားအားဖြင့် ကောင်းစွာအပြားအားဖြင့် တုန်လှုပ်စေ၏။
 မဟတော၊ သော။ ဘူမိစာလဿ၊ ဧ။ ပါတုဘာဝါယ၊ ငှါ။ ဒုတိယော၊ သော။ ဟေတု၊
 သည်။ အယံ၊ ဤဣဏိဒ္ဓိ၊ ကမ္မဝိပါ၊ ကဇိဒ္ဓိဟုဆိုအပ်သော တန်းခိုးအာနုဘော်ပေတည်း။
 မဟတော၊ သော။ ဘူမိစာလဿ၊ ဧ။ ပါတုဘာဝါယ၊ ငှါ။ ဒုတိယော၊ သော။ ပစ္စယော၊
 သည်။ အယံ၊ ပေတည်း။ (၂)

အာနန္ဒါန္တာ။ ပုန စပရံ၊ အံ။ တံ၊ သည်။ သုဏောဟိ၊ လော့။ ယဒါ၊ အကြင်အခါ၌။
 ဗောဓိသတ္တော၊ ဘုရားအလောင်းတော်သည်။ တုသိတာ၊ တုသိတာ အမည်ရှိသော။
 ကာယာ၊ နတ်အပေါင်းမှ။ စဝိတွာ၊ စုံတေခဲ့၍။ သတော၊ သည်။ သမ္ပဇာနော၊ သည်။
 ဟုတွာ၊ ၍။ မာတုကုစ္ဆိံ၊ မယ်တော်ဝမ်းသို့။ ဩက္ကမတိ၊ သက်ရောက်၏။ တဒါ၊ ဘုရား
 အလောင်းတော်၏မယ်တော်ဝမ်းသို့ သက်ရောက်ရာ ထိုအခါ၌။ အယံ ပထဝီ၊ သည်။
 ကမ္မတိ၊ ဧ။ သင်္ကမ္မေတိ၊ ဧ။ သမ္ပကမ္မေတိ၊ ဧ။ သမ္ပဝေဓတိ၊ ဧ။ မဟတော၊ သော။
 ဘူမိစာလဿ၊ ဧ။ ပါတုဘာဝါယ၊ ငှါ။ တတိယော၊ သော။ ဟေတု၊ သည်။ အယံ၊
 ဤကောင်းမှု၏ တန်းခိုးတော်ပေတည်း။ မဟတော၊ သော။ ဘူမိစာလဿ၊ ဧ။ ပါတု
 ဘာဝါယ၊ ငှါ။ တတိယော၊ သော။ ပစ္စယော၊ သည်။ အယံ၊ ဤကောင်းမှု၏တန်းခိုး
 တော်ပေတည်း။ (၃)

အာနန္ဒါန္တာ။ ပုန၊ ဘန်။ အပရံ၊ သော။ ဟေတုံ စ၊ ကိုလည်း။ အဟံ၊ သည်။
 ဘာသိသာမိ၊ မူပေအံ။ တံ၊ သည်။ သုဏောဟိ၊ လော့။ ယဒါ၊ ၌။ ဗောဓိသတ္တော၊

သည်။ သတောသသည်။ သမ္ပဇာနောသည်။ ဟုတွာ၍။ မာတုကုန္တိသ္မာမ္ပ။ နိက္ခမတိ။ ထွက်၏။ ဝါ။ ဘွားမြင်၏။ တဒါ။ ဘွားမြင်တော်မူရာ ထိုအခါ၌။ အယံ ပထဝီ။ သည်။ ကမ္ပတိ၏။ သင်္ကမ္ပတိ၏။ သမ္ပကမ္ပတိ၏။ သမ္ပဝေဓတိ၏။ မဟတော။ သော။ ဘူမိစာလဿ၏။ ပါတုဘာဝါယ။ ငှါ။ စတုတ္ထော။ သော။ ဟေတုသည်။ အယံ ဤကောင်းမှု၏ တန်းခိုးတော် ပေတည်း။ မဟတောသော။ ဘူမိစာလဿ၏။ ပါတုဘာဝါယ။ ငှါ။ စတုတ္ထော။ သော။ ပစ္စယောသည်။ အယံ ဤကောင်းမှု၏ တန်းခိုးတော်ပေတည်း။ (၄)

အာနန္ဒါ န္ဒာ။ ပုန စပရံ။ မူပေအံ။ တံသည်။ သုဏောဟိ။ လော့။ ယဒါ၌။ တထာဂတောသည်။ အနတ္တရံ။ အတုမရှိမြတ်သော။ သမ္မာသမ္ဗောဓိံ။ မဘောဂ်မပြန် ကိုယ်တိုင်သိတတ်သော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်ကို။ အဘိသမ္ဗုဇ္ဈတိ။ ထိုးထွင်း၍သိ၏။ တဒါ။ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိတော် မူရာ ထိုအခါ၌။ အယံ ပထဝီသည်။ ကမ္ပတိ၏။ သင်္ကမ္ပတိ၏။ သမ္ပကမ္ပတိ၏။ သမ္ပဝေဓတိ၏။ မဟတောသော။ ဘူမိစာလဿ၏။ ပါတုဘာဝါယ။ ငှါ။ ပဉ္စမော သော။ ဟေတုသည်။ အယံ ဤပဋိဝေဓဉာဏ်တော်၏ တန်းခိုးတော် ပေတည်း။ မဟတောသော။ ဘူမိစာလဿ၏။ ပါတုဘာဝါယ။ ငှါ။ ပဉ္စမောသော။ ပစ္စယော သည်။ အယံပေတည်း။ (၅)

အာနန္ဒါ န္ဒာ။ ပုနာဘနံ။ အပရံသော။ ဟေတံ စ။ ကိုလည်း။ အဟံ သည်။ ဘာသိဿာမိ။ မူပေအံ။ တံသည်။ သုဏောဟိ။ လော့။ ယဒါ၌။ တထာဂတော သည်။ အနတ္တရံသော။ ဓမ္မစက္ကံတရားတည်းဟူသော စကြာရတနာကို။ ပဝတ္ထေတိ။ ဖြစ်စေတော်မူ၏။ ဝါ။ လည်စေတော်မူ၏။ တဒါ။ တရားတည်းဟူသော စကြာရတနာ ကို လည်စေတော်မူရာ ထိုအခါ၌။ အယံ ပထဝီသည်။ ကမ္ပတိ၏။ သင်္ကမ္ပတိ၏။ သမ္ပကမ္ပတိ၏။ သမ္ပဝေဓတိ၏။ မဟတောသော။ ဘူမိစာလဿ၏။ ပါတုဘာဝါယ။ ငှါ။ ဆဋ္ဌောခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော။ ဟေတုသည်။ အယံ ဤကောင်းချီး ပေးခြင်း ပေးသကဲ့သို့ဖြစ်သော ဒေသနာ ဉာဏ်တော်၏ အာနုဘော် ပေတည်း။ မဟတောသော။ ဘူမိစာလဿ၏။ ပါတုဘာဝါယ။ ငှါ။ ဆဋ္ဌောသော။ ပစ္စယော သည်။ အယံ ဤကောင်းချီးပေးခြင်းပေးသကဲ့သို့ဖြစ်သော ဒေသနာဉာဏ်တော်၏ အာနုဘော်ပေတည်း။ (၆)

အာနန္ဒါ န္ဒာ။ ပုန စပရံ။ တမျိုး တခြား တပါးသော မြေလှုပ်ခြင်းအကြောင်း ဖြစ်ပျက်ပေါင်းကိုလည်း ထပ်လောင်းတဘန် မိန့်မြွက်တော်မူပြန်အံ့။ ယဒါ၌။ တထာ ဂတောသည်။ သတောသည်။ သမ္ပဇာနောသည်။ ဟုတွာ၍။ အာယုသင်္ခါရံ ကို။ ဩဿဇ္ဈတိ၏။ တဒါ။ ငါတုရား၏ အာယုသင်္ခါရကို စွန့်လွှတ်တော်မူရာ ထိုအခါ၌။ အယံ ပထဝီသည်။ ကမ္ပတိ၏။ သင်္ကမ္ပတိ၏။ သမ္ပကမ္ပတိ၏။ သမ္ပဝေဓတိ၏။ မဟတောသော။ ဘူမိစာလဿ၏။ ပါတုဘာဝါယ။ ငှါ။ သတ္တမော ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။ ဟေတုသည်။ အယံ ဤဝသုန္ဒြေမြေစောင့်နတ်၏သနားခြင်း ပေတည်း။ ဝါ။ ဤသနားခြင်းကဲ့သို့ဖြစ်သော ဉာဏ်အထူး၏ အာနုဘော်ပေတည်း။

မဟာတောသော။ ဘူမိစာလဿ။ ၎။ ပါတုဘာဝါယ။ ငှါ။ သတ္တမောသော။ ပစ္စယောသည။ အယံတည်း။ (၇)

အာနန္ဒန္တော။ ပုန စပရံ၊ တမျိုးတခြား။ ပ။ ပြန်အံ။ ယဒါ၊ ဣ။ တထာဂတောသည။ အနုပါဒိသေသာယာကံ၊ ကိလေသာတို့သည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော ဝိပင်္က၊ ကဋ္ဌတ္တာရုပ်ဟူသော အကြွင်းအကျန်မရှိသော။ နိဗ္ဗာနဓာတုယာ၊ နိဗ္ဗာနဓာတ်ဖြင့်။ ဝါ၊ ငြိမ်းအေးခြင်းသဘောဖြင့်။ ပရိနိဗ္ဗာယတိ၊ ၎။ တဒါ၊ ငါဘုရား ပရိနိဗ္ဗာန်စံတော်မူရာ ထိုအခါ၌။ အယံ ပထဝီ၊ သည။ ကမ္မတိ၊ ၎။ သင်္ကဋ္ဌတိ၊ ၎။ သမ္ပကမ္မတိ၊ ၎။ သမ္ပဒေတိ၊ ၎။ မဟာတောသော။ ဘူမိစာလဿ။ ၎။ ပါတုဘာဝါယ။ ငှါ။ အဋ္ဌမောရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။ ဟေတု၊ သည။ အယံ၊ ဤဝသုန္ဒြေမြေစောင့်နတ်၏ငိုကြွေးခြင်းအဟုန်ပေတည်း။ ဝါ၊ ဤငိုကြွေးခြင်းအခြင်းအရာသို့ ရောက်သကဲ့သို့ဖြစ်သော လွန်ကဲသောအသာဓာရဏဝိပဿနာဉာဏ်၏ အာနုတော်ပေတည်း။ မဟာတောသော။ ဘူမိစာလဿ။ ၎။ ပါတုဘာဝါယ။ ငှါ။ အဋ္ဌမောသော။ ပစ္စယောသည။ အယံတည်း။ (၈)

အာနန္ဒန္တော။ မဟာတောသော။ ဘူမိစာလဿ။ ၎။ ပါတုဘာဝါယ။ ငှါ။ ဟေတု၊ သည။ ဣမေ အဋ္ဌ၊ ဤရှစ်ပါးတို့ပေတည်း။ ပစ္စယာ၊ သည။ ဣမေ အဋ္ဌ၊ တို့ပေတည်း။

အဋ္ဌပရိသာ

၁၇။ အာနန္ဒန္တော။ ပရိသာ၊ ပရိသတ်တို့သည်။ ဝါ၊ ထက်ဝန်းကျင်မှ နေရာဖြစ်သော အပေါင်းတို့သည်။ ဣမာ အဋ္ဌ၊ ဤရှစ်ပါးတို့ ပေတည်း။ ပရိသာ၊ တို့သည်။ ကတမာ အဋ္ဌ၊ တို့ပေနည်း။ ခတ္ထိယပရိသာ၊ မင်းပရိသတ်လည်းကောင်း။ ဝါ၊ မင်းသာလျှင်ဖြစ်သော ထက်ဝန်းကျင်မှနေရာဖြစ်သော အပေါင်းလည်းကောင်း။ မြာဟ္မဏာရိသာ၊ ပုဏ္ဏားပရိသတ်လည်းကောင်း။ ဝါ၊ ပုဏ္ဏားသာလျှင်ဖြစ်သော ထက်ဝန်းကျင်မှ နေရာဖြစ်သော အပေါင်းလည်းကောင်း။ ဂဟပတိပရိသာ၊ အိမ်ရှင်သူကြွယ် ပရိသတ်လည်းကောင်း။ ဝါ၊ အိမ်ရှင်သူကြွယ်သာလျှင် ဖြစ်သော ထက်ဝန်းကျင်မှ နေရာဖြစ်သော အပေါင်းလည်းကောင်း။ သမဏပရိသာ၊ ရဟန်းပရိသတ်လည်းကောင်း။ ဝါ၊ ရဟန်းသာလျှင် ဖြစ်သော ထက်ဝန်းကျင်မှနေရာဖြစ်သော အပေါင်းလည်းကောင်း။ စာတုမဟာရာဇိကပရိသာ၊ စာတုမဟာရာဇ်နတ်ပရိသတ်လည်းကောင်း။ ဝါ၊ စာတုမဟာရာဇ် နတ်သာလျှင် ဖြစ်သော ထက်ဝန်း ကျင်မှ နေရာဖြစ်သော အပေါင်းလည်းကောင်း။ တာဝတိံသပရိသာ၊ တာဝတိံသာ နတ်ပရိသတ်လည်းကောင်း။ ဝါ၊ တာဝတိံသာနတ်သာလျှင်ဖြစ်သော ထက်ဝန်း ကျင်မှ နေရာဖြစ်သော အပေါင်းလည်းကောင်း။ မာရပရိသာ၊ မာရ်နတ်ပရိသတ်လည်း ကောင်း။ ဝါ၊ မာရ်နတ်သာလျှင်ဖြစ်သော ထက်ဝန်းကျင်မှ နေရာဖြစ်သော အပေါင်း လည်းကောင်း။ မြဟ္မာပရိသာ၊ မြဟ္မာပရိသတ်လည်းကောင်း။ ဝါ၊ မြဟ္မာသာလျှင် ဖြစ်သော ထက်ဝန်းကျင်မှ နေရာဖြစ်သော အပေါင်းလည်းကောင်း ။ ဣတိ-ဣမာ အဋ္ဌ၊

ဤ ရှစ်ပါးတို့ပင်တည်း။ အာနန္ဒ၊ နွာ။ အဟံ၊ သည်။ အနေကသတံ၊ တရာ မဟုတ်သော။ ဝါ၊ တရာမကများသော။ ခတ္တိယပရိသံ၊ သို့။ ပုဗ္ဗေ၊ *ဥပသက် မိတွာ၊ ရှိ။ ဣဒါနိ၊ ဤ။ အဘိဇာနာမိ၊ သိတော်မူ၏။

တနည်း။ ။အဟံ၊ သည်။ အနေကသတံ၊ သော။ ခတ္တိယပရိသံ၊ သို့။ ဥပသက် မိတာ၊ ချဉ်းကပ်တော်မူဘူး၏ဟူ၍။ အဘိဇာနာမိ၊ ၎င်း။

တနည်း။ ။အဟံ၊ သည်။ အနေကသတံ၊ သော။ ခတ္တိယပရိသံ၊ ကို။ အဘိ ဇာနာမိ၊ သိလည်းသိတော်မူ၏။ အဟံ၊ သည်။ အနေကသတံ၊ သော။ ခတ္တိ ပရိသံ၊ သို့။ ဥပသက်မိတာ၊ ချဉ်းကပ်လည်းချဉ်းကပ်တော်မူဘူး၏။ တကြာပိ-တိဿံ ခတ္တိယပရိသယံပိ၊ ဤလည်း။ မယာ၊ ဝါဘုရားသည်။ သန္နိသိန္နပုဗ္ဗေ၊ ရှေး၌ လည်းနေအပ်ဘူးပြီ။ သလ္လပိတပုဗ္ဗေ၊ ရှေး၌လည်း ပြောဆိုအပ်ဘူးပြီ။ သာကန္တာ၊ တရားကို တကွပြောဆိုခြင်းသို့။ ဝါ၊ တရားကို ဆွေးနွေးခြင်းသို့။ သမာပဇ္ဇိတ ပုဗ္ဗာ စ၊ ရှေး၌လည်း ရောက်အပ်ဘူးပြီ။ တတ္ထ-တိဿံ ခတ္တိယပရိသယံ၊ ဤ။ တေသံ- ခတ္တိယာနံ၊ ထိုမင်းတို့၏။ ဝဏ္ဏော၊ အဆင်းသည်။ ယာဒိသကော၊ အကြင်ကဲ့သို့ ရှုအပ်သောသဘောရှိသည်။ ဟောတိ၊ ၎င်း၏။ မယံ၊ ၎င်း၏။ ဝဏ္ဏော၊ သည်။ တာဒိသကော၊ ထိုကဲ့သို့ ရှုအပ်သောသဘောရှိသည်။ ဟောတိ၊ ၎င်း၏။ တေသံ-ခတ္တိယာ နံ၊ ထို၏။ သရော၊ အသံသည်။ ယာဒိသကော၊ သည်။ ဟောတိ၊ ၎င်း၏။ မယံ၊ ၎င်း၏။ သရော၊ သည်။ တာဒိသကော၊ သည်။ ဟောတိ၊ ၎င်း၏။ (အဟံ၊ သည်။) ဓမ္မိယာ၊ တရားနှင့် ယှဉ်သော။ ကထာယ၊ ဖြင့်။ သန္တဿေမိ၊ မူ၏။ သမာဒါပေမိ၊ ၎င်း၏။ သမုတ္တေဇေမိ၊ ၎င်း၏။ သမ္ပဟံသေမိ၊ ၎င်း၏။ ဘာသမာနံ၊ ပြောဟောသော။ မံ စ၊ ဝါဘုရားကိုလည်း။ “(ယော ပုဂ္ဂလော၊ သည်။ ဘာသတိ၊ ပြောဟော၏။) အယံ ပုဂ္ဂလော၊ ဤပြော ဟောသောပုဂ္ဂိုလ်သည်။ ကော နု ခေါ၊ အဘယ်ပုဂ္ဂိုလ်ဖြစ်ပါလိမ့်မည်နည်း။ ဒေဝေါ ဝါ၊ နတ်လေလော။ မနုဿော ဝါ၊ လူလေလော”။ ဣတိ၊ သို့။ န ဇာနန္တိ၊ မသိနိုင် ကြကုန်။ ဓမ္မိယာ၊ တရားရှိသော။ ကထာယ၊ ဖြင့်။ သန္တဿေတွာ၊ ရှိ။ သမာဒါပေတွာ၊ ရှိ။ သမုတ္တေဇေတွာ၊ ရှိ။ သမ္ပဟံသေတွာ၊ ရှိ။ အန္တရဓာယာမိ၊ ကွယ်ပျောက်တော် မူ၏။ အန္တရဟိတံ၊ ကွယ်ပျောက်တော်မူသော။ မံ စ၊ ကိုလည်း။ “အန္တရဟိတော၊ သော။ အယံ ပုဂ္ဂလော၊ သည်။ ကော နု ခေါ၊ နည်း။ ဒေဝေါ ဝါ၊ လော။ မနုဿော ဝါ၊ လော”။ ဣတိ၊ သို့။ န ဇာနန္တိ၊ ကုန်။ အာနန္ဒ၊ နွာ။ အဟံ၊ သည်။ အနေကသတံ၊ သော။ မြာဟ္မဏပရိသံ၊ သို့။ ပုဗ္ဗေ၊ ဥပသက် မိတွာ၊ ရှိ။ ဣဒါနိ၊ ဤ။ အဘိဇာနာမိ၊ ၎င်း၏။ တကြာပိ-တိဿံ မြာဟ္မဏပရိသယံပိ၊ ဤလည်း။ မယာ၊ သည်။ သန္နိသိန္န ပုဗ္ဗေ၊ ပြီ။ သလ္လပိတပုဗ္ဗေ၊ ပြီ။ သာကန္တာ၊ သို့။ သမာပဇ္ဇိတပုဗ္ဗာ စ၊ ပြီ။ တတ္ထ-

* မှတ်ချက် ။ [အဘိဇာနာမိ-စသော ဤဝါကျ၌ “ဥပသက်မိတွာ” ဟု တွာပစ္စယန္တ-နှင့်ပါဠိရှိ၏။ အောက်သာမညဇလသုတ်၌ကား “ပုစ္ဆိတာ” ဟု တုပစ္စယန္တ-နှင့်ပါဠိရှိ၏။ ထိုနှစ်မျိုးလုံးပင် အဋ္ဌကထာများ၌ တွင်လျက် ရှိ၏။ ထို့ကြောင့်- တုပစ္စယန္တ, တွာပစ္စယန္တ-နှစ်ပုဒ်လုံး၏ အနက်များကို အောက်သာမညဇလသုတ်၌ ဆိုခဲ့ပြီ။]

တိဿံ မြဟ္မဏပရိသာယံ၊ တေသံ-မြဟ္မဏာနံ၊ တို့၏။ ဝဏ္ဏော၊ သည်။ ယာဒိ သကော၊ သည်။ ဟောတိ၊ ၎င်း။ မယံ၊ ၎င်း။ ဝဏ္ဏော၊ သည်။ တာဒိသကော၊ သည်။ ဟောတိ၊ ၎င်း။ တေသံ-မြဟ္မဏာနံ၊ တို့၏။ သရော၊ သည်။ ယာဒိသကော၊ သည်။ ဟောတိ၊ ၎င်း။ မယံ၊ ၎င်း။ သရော၊ သည်။ တာဒိသကော၊ သည်။ ဟောတိ၊ ၎င်း။ (အဟံ၊ သည်။) ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဓသေမိ၊ ၎င်း။ သမာဒါပေမိ၊ ၎င်း။ သမုတ္တေဇေမိ၊ ၎င်း။ သမ္ပဟံသေမိ၊ ၎င်း။ ဘာသမာနံ၊ သော။ မံ စ၊ ကိုလည်း။ “(ယော-ပုဂ္ဂလော၊ သည်။ ဘာသတိ၊ ၎င်း။) အယံ ပုဂ္ဂလော၊ သည်။ ကော န ခေါ၊ နည်း။ ဒေဝေါ ဝါ၊ လော။ မနုဿော ဝါ၊ လော”။ ဣတိ၊ သို့။ န ဇာနန္တိ၊ ကုန်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဓသေတွာ၊ ၎င်း။ သမာဒါပေတွာ၊ ၎င်း။ သမုတ္တေဇေတွာ၊ ၎င်း။ သမ္ပဟံသေတွာ၊ ၎င်း။ အန္တရဓာယာမိ၊ ၎င်း။ အန္တရဟိတံ၊ သော။ မံ စ၊ ကိုလည်း။ “အန္တရဟိတော၊ သော။ အယံ ပုဂ္ဂလော၊ သည်။ ကော န ခေါ၊ နည်း။ ဒေဝေါ ဝါ၊ လော။ မနုဿော ဝါ၊ လော”။ ဣတိ၊ သို့။ န ဇာနန္တိ၊ ကုန်။ [နေဝက်ပုဒ်များ၌လည်း ဤနည်းကိုမှီ၍ဖော်လေ။] အာနန္ဒ၊ န္ဓာ။ အဟံ၊ သည်။ အနေကသတံ၊ သော။ ဂဟပတိပရိသံ၊ သို့။ ပ။ သမဏပရိသံ၊ သို့။ ပ။ စာတုမဟာရာဇိက ပရိသံ၊ သို့။ ပ။ တာဝတိံ သပရိသံ၊ သို့။ ပ။ မာရပရိသံ၊ သို့။ ပ။ မြဟ္မပရိသံ၊ သို့။ ပုဗ္ဗေ၊ ၎င်း။ ဥပ သက်ခိတွာ၊ ၎င်း။ ဣဒါနိ၊ ၎င်း။ အဘိဇာနာမိ၊ ၎င်း။ တကြပိ-တိဿံ မြဟ္မပရိသာယံ၊ ၎င်း။ ဥလည်း။ မယာ၊ သည်။ သန္ဓိသိန္နပုဗ္ဗဇ္ဇေ၊ ပြီ။ သလ္လပိတပုဗ္ဗဇ္ဇ၊ ပြီ။ သာကန္တ၊ သို့။ သမ္မာပဇ္ဇိတ ပုဗ္ဗာ စ၊ ပြီ။ တတ္ထ-တိဿံ မြဟ္မပရိသာယံ၊ ၎င်း။ တေသံ-မြဟ္မဏာနံ၊ တို့၏။ ဝဏ္ဏော၊ သည်။ ယာဒိသကော၊ သည်။ ဟောတိ၊ ၎င်း။ မယံ၊ ၎င်း။ ဝဏ္ဏော၊ သည်။ တာဒိသ ကော၊ သည်။ ဟောတိ၊ ၎င်း။ တေသံ-မြဟ္မဏာနံ၊ တို့၏။ သရော၊ သည်။ ယာဒိသကော၊ သည်။ ဟောတိ၊ ၎င်း။ မယံ၊ ၎င်း။ သရော၊ သည်။ တာဒိသကော၊ သည်။ ဟောတိ၊ ၎င်း။ (အဟံ၊ သည်။) ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဓသေမိ၊ ၎င်း။ သမာဒါပေမိ၊ ၎င်း။ သမုတ္တေဇေမိ၊ ၎င်း။ သမ္ပဟံသေမိ၊ ၎င်း။ ဘာသမာနံ၊ သော။ မံ စ၊ ကိုလည်း။ (ယော-ပုဂ္ဂလော၊ သည်။ ဘာသတိ၊ ၎င်း။) အယံ ပုဂ္ဂလော၊ သည်။ ကော န ခေါ၊ နည်း။ ဒေဝေါ ဝါ၊ လော။ မနုဿော ဝါ၊ လော”။ ဣတိ၊ သို့။ န ဇာနန္တိ၊ ကုန်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဓသေတွာ၊ ၎င်း။ သမာဒါပေတွာ၊ ၎င်း။ သမုတ္တေဇေတွာ၊ ၎င်း။ သမ္ပဟံသေတွာ၊ ၎င်း။ အန္တရဓာယာမိ၊ ၎င်း။ အန္တရဟိတံ၊ သော။ မံ စ၊ ကိုလည်း။ “အန္တရဟိတော၊ သော။ အယံ ပုဂ္ဂလော၊ သည်။ ကော န ခေါ၊ နည်း။ ဒေဝေါ ဝါ၊ လော။ မနုဿော ဝါ၊ လော”။ ဣတိ၊ သို့။ န ဇာနန္တိ၊ ကုန်။ အာနန္ဒ၊ န္ဓာ။ ပရိ သာ၊ တို့သည်။ ဣမာ အဋ္ဌံ၊ ဤရှစ်ပါးတို့ပေတည်း။ ...

အဗ္ဗအဘိဘာယတန

၁၇၃။ အာနန္ဒ၊ န္ဓာ။ အဘိဘာယတနာနိ၊ အဘိဘာယတနတို့သည်။ ဝါ၊ ဆန့် ကျင်ဘက်ဖြစ်သော တရား၊ အာရုံတို့ကို လွှမ်းမိုးနိုင်စွမ်းရှိခြင်း၏ အကြောင်းဖြစ်သော သသမ္ပယုတ္တဈာန်တို့သည်။ ဝါ၊ ဆန့်ကျင်ဘက်ဖြစ်သော တရား၊ အာရုံတို့ကို လွှမ်းမိုး

နှိပ်စက်တတ်သော ပရိကံဟူသော အကြောင်းရှိသော သသမ္ပယုတ္တိဈာန်တို့သည်။ ဝါ၊ ဆန့်ကျင်ဘက်ဖြစ်သော တရား၊ အာရုံတို့ကို လွှမ်းမိုးနှိပ်စက်တတ်သော ဣဏ်ဟူသော အကြောင်းရှိသော သသမ္ပယုတ္တိဈာန်တို့သည်။ ဝါ၊ လွှမ်းမိုးအပ်သော အာရုံဟုဆိုအပ်သော အကြောင်းရှိသော သသမ္ပယုတ္တိဈာန်တို့သည်။ ဝါ၊ အာရုံကို လွှမ်းမိုးနှိပ်စက်တတ်သည်ဖြစ်၍ ယောဂီပုဂ္ဂိုလ်၏ သုခဝိသေသတို့၏ တည်ရာအကြောင်းဖြစ်သော သသမ္ပယုတ္တိဈာန်တို့သည်။ ဝါ၊ အာရုံကို လွှမ်းမိုးနှိပ်စက်တတ်သော မနာယတန၊ ဓမ္မာယတနဖြစ်၍ဖြစ်သော သသမ္ပယုတ္တိဈာန်တို့သည်။ ဣမာနိ အဋ္ဌ၊ ဤရှစ်ပါးတို့ပေတည်း။ အဘိဘာယတနာနိ၊ အဘိဘာယတနတို့သည်။ ကတမာနိ အဋ္ဌ၊ အဘယ်ရှစ်ပါးတို့ပေတည်း။ ဧကော၊ အချို့သော။ (ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။) အဇ္ဈတ္တံ၊ အဇ္ဈတ္တ ဘန္တန်၌။ ဝါ၊ အတွင်းသန္တာန်၌။ ရူပသညီ၊ ပရိကံ၏အစွမ်းအားဖြင့်ရပ်၌ဖြစ်သော သညာရှိသည်။ ဟုတ္တု၊ ။ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓသန္တာန်၌ဖြစ်ကုန်သော။ ဝါ၊ အပသန္တာန်၌ဖြစ်ကုန်သော။ ပရိတ္တာနိ၊ နည်းကုန်သော။ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ၊ ကောင်းသော အဆင်း၊ မကောင်းသော အဆင်းရှိကုန်သော။ ရူပါနိ၊ ကသိုဏ်းရပ်တို့ကို။ ဈာနစက္ခုနာ၊ ဈာနစက္ခုဖြင့်။ ဝါ၊ ဈာန်ဘည်းဟူသော မျက်လုံးဖြင့်။ (ထည့်သည်။) ပဿတိ၊ ရှုမြင်၏။ ဝါ၊ ကြည့်ရှု၏။ “တာနိရူပါနိ၊ ထိုကသိုဏ်းရပ်တို့ကို။ အဘိဘုယျ၊ လွှမ်းမိုး၍။ (အဟံ၊ ဝါသည်။) ဇာနာမိ၊ သိ၏။ (အဟံ၊ သည်း) ပဿာမိ၊ မြင်၏”။ ဣတိ ဧဝံ သညီ၊ ဤသို့သော အဘောဂသညာ၊ ဈာနသညာရှိသည်။ ဟောတိ၊ ။ ပဌမံ၊ သော။ အဘိဘာယတနံ၊ သည်။ ဣဒံ၊ ဤ “ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ” ဟူ၍ ဟောတော်မူအပ်သော အဘိဘာယတနပေတည်း။ (၁)

ဧကော၊ သော။ (ပုဂ္ဂလော၊ သည်။) အဇ္ဈတ္တံ၊ ။ အရူပသညီ၊ ပရိကံ၏အစွမ်းအားဖြင့် ရပ်၌ရအပ်သော သညာရှိသည်။ ဟုတ္တု၊ ။ ဗဟိဒ္ဓါ၊ ကုန်သော။ အပ္ပမာဏာနိ၊ အတိုင်းအရှည်မရှိကုန်သော။ ဝါ၊ ကြီးပွားသော အတိုင်းအရှည် ရှိကုန်သော။ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ၊ ကုန်သော။ ရူပါနိ၊ တို့ကို။ (ဈာနစက္ခုနာ၊ ဖြင့်။) ပဿတိ၊ ။ “တာနိရူပါနိ၊ တို့ကို။ အဘိဘုယျ၊ ။ (အဟံ၊ သည်။) ဇာနာမိ၊ ။ (အဟံ၊ သည်။) ပဿာမိ၊ ။”။ ဣတိ ဧဝံ သညီ၊ သည်။ ဟောတိ၊ ။ ဒုတိယံ၊ သော။ အဘိဘာယတနံ၊ သည်။ ဣဒံ၊ ဤ “ဗဟိဒ္ဓါ ရူပါနိ ပဿတိ အပ္ပမာဏာနိ” ဟု ဟောတော်မူအပ်သော အဘိဘာယတနပေတည်း။ (၂)

ဧကော၊ သော။ (ပုဂ္ဂလော၊ သည်။) အဇ္ဈတ္တံ၊ ။ အရူပသညီ၊ ကသိုဏ်းရပ်၌ဖြစ်သော သညာမရှိသည်။ ဟုတ္တု၊ ။ ဗဟိဒ္ဓါ၊ ကုန်သော။ ပရိတ္တာနိ၊ ကုန်သော။ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ၊ ကုန်သော။ ရူပါနိ၊ တို့ကို။ (ဈာနစက္ခုနာ၊ ဖြင့်။) ပဿတိ၊ ။ “တာနိရူပါနိ၊ တို့ကို။ အဘိဘုယျ၊ ။ (အဟံ၊ သည်။) ဇာနာမိ၊ ။ (အဟံ၊ သည်။) ပဿာမိ၊ ။”။ ဣတိ ဧဝံ သညီ၊ သည်။ ဟောတိ၊ ။ တတိယံ၊ သော။ အဘိဘာယတနံ၊ သည်။ ဣဒံ၊ ဤ “ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ” ဟု ဟောတော်မူအပ်သော အဘိဘာယတနပေတည်း။ (၃)

☞ ဧကောသော။ (ပုဂ္ဂလောသည။) အဇ္ဈတ္တံ၊ ဣ။ အရူပသညီ၊ သည။ ဟုတွာ၊ ဤ။ ဗဟိဒ္ဓါ၊ ကုန်သော။ အပ္ပမာဏာနိ၊ ကုန်သော။ သုဝဏ္ဏံ၊ သုဝဏ္ဏာနိ၊ ကုန်သော။ ရူပါနိ၊ တို့ကို။ (ဈာနစက္ခုနာ၊ ဖြင့်။) ပဿတိ၊ ဧ။ “တာနိရူပါနိ၊ တို့ကို၊ အဘိဘုယျ၊ ဤ။ (အဟံ၊ သည။) ဇာနာမိ၊ ဧ။ (အဟံ၊ သည။) ပဿာမိ၊ ဧ။” ဣတိ ဧဝံ သညီ၊ သည။ ဟောတိ၊ ဧ။ စတုတ္ထံ၊ သော။ အဘိဘာယတနံ၊ သည။ ဣဒံ၊ ဤ။ “ဗဟိဒ္ဓါ၊ ရူပါနိ၊ ပဿတိ၊ အပ္ပမာဏာနိ” ဟု ဟောတော်မူအပ်သော အဘိဘာယတနပေတည်း။ (၄)

ဧကောသော။ (ပုဂ္ဂလောသည။) အဇ္ဈတ္တံ၊ ဣ။ အရူပသညီ၊ သည။ ဟုတွာ၊ ဤ။ ဗဟိဒ္ဓါ၊ ကုန်သော။ နီလာနိ၊ ညှိကုန်သော။ နီလဝဏ္ဏာနိ၊ ညှိသောအဆင်းရှိကုန်သော။ နီလနိဒဿနာနိ၊ ညှိသည်ဖြစ်၍ မြင်အပ်ကုန်သော။ နီလနိဘာသနိ၊ ညှိသောအရောင်ရှိကုန်သော။ ဝါ၊ ညှိသည်ဖြစ်၍ တောက်ပကုန်သော။ ရူပါနိ၊ ကသိုဏ်းရုပ်တို့ကို။ (ဈာနစက္ခုနာ၊ ဖြင့်။) ပဿတိ၊ ဧ။ သေယျထာပိ နာမ၊ မျက်မှောက်မြင်ရသဘာဝဖြင့် ချိန်ဆသိရာဥပမာမည်သည်။ ဥမာပုပ္ဖံ၊ နှမ်းကြိုင်ပွင့်သည်။ နီလံ၊ ညှိသည်။ နီလဝဏ္ဏံ၊ ညှိသောအဆင်းရှိသည်။ နီလနိဒဿနံ၊ ညှိသည်ဖြစ်၍ မြင်အပ်သည်။ နီလနိဘာသံ၊ ညှိသောအရောင်ရှိသည်။ ဝါ၊ ညှိသည်ဖြစ်၍ တောက်ပသည်။ ဟောတိ၊ သေယျထာပိ ဝါ၊ ဖြစ်သကဲ့သို့သော်လည်းကောင်း။ ဝါ ပန၊ ထိုမှတပီး။ ဗာရာဏသေယျကံ၊ ဗာရာဏသီပြည်၌ဖြစ်သော။ ဥဘတောဘာဂဝိမဋ္ဌံ၊ နှစ်ပါးသောအဘို့တို့၌ ပြေပြစ်သော။ တံ ဝတ္ထံ၊ ထိုအဝတ်သည်။ နီလံ၊ သည။ နီလဝဏ္ဏံ၊ သည။ နီလနိဒဿနံ၊ သည။ နီလနိဘာသံ၊ သည။ ဟောတိ၊ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ဧဝမေဝ၊ ပုံစံနှိုင်းယူ ဤအတူသာလျှင်။ ဧကောသော။ (ပုဂ္ဂလောသည။) အဇ္ဈတ္တံ၊ ဣ။ အရူပသညီ၊ သည။ ဟုတွာ၊ ဤ။ ဗဟိဒ္ဓါ၊ ကုန်သော။ နီလာနိ၊ ကုန်သော။ နီလဝဏ္ဏာနိ၊ ကုန်သော။ နီလနိဒဿနာနိ၊ ကုန်သော။ နီလနိဘာသနိ၊ ကုန်သော။ ရူပါနိ၊ တို့ကို။ (ဈာနစက္ခုနာ၊) ဖြင့်။ ပဿတိ၊ ဧ။ “တာနိရူပါနိ၊ တို့ကို၊ အဘိဘုယျ၊ ဤ။ (အဟံ၊ သည။) ဇာနာမိ၊ ဧ။ (အဟံ၊ သည။) ပဿာမိ၊ ဧ။” ဣတိ ဧဝံ သညီ၊ သည။ ဟောတိ၊ ဧ။ ပဉ္စမံ၊ သော။ အဘိဘာယတနံ၊ သည။ ဣဒံ၊ ဤ။ “ဗဟိဒ္ဓါ၊ ရူပါနိ၊ ပဿတိ၊ နီလာနိ” ဟု ဟောတော်မူအပ်သော အဘိဘာယတနပေတည်း။ (၅)

ဧကောသော။ (ပုဂ္ဂလောသည။) အဇ္ဈတ္တံ၊ ဣ။ အရူပသညီ၊ သည။ ဟုတွာ၊ ဤ။ ဗဟိဒ္ဓါ၊ ကုန်သော။ ဝီတာနိ၊ ရွှေကုန်သော။ ဝီတဝဏ္ဏာနိ၊ ရွှေသောအဆင်းရှိကုန်သော။ ဝီတနိဒဿနာနိ၊ ရွှေသည်ဖြစ်၍ မြင်အပ်ကုန်သော။ ဝီတနိဘာသနိ၊ ရွှေသောအရောင်ရှိကုန်သော။ ဝါ၊ ရွှေသည်ဖြစ်၍ တောက်ပကုန်သော။ ရူပါနိ၊ တို့ကို။ (ဈာနစက္ခုနာ၊ ဖြင့်။) ပဿတိ၊ ဧ။ သေယျထာပိ နာမ၊ မည်သည်။ ကဏိကာရပုပ္ဖံ၊ မဟာလေ့ကားပန်းသည်။ ဝီတံ၊ သည။ ဝီတဝဏ္ဏံ၊ သည။ ဝီတနိဒဿနံ၊ သည။ ဝီတနိဘာသံ၊ သည။ ဟောတိ၊ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ဝါ ပန၊ တပီး။ ဗာရာဏသေယျကံ၊ သော။ ဥဘတောဘာဂဝိမဋ္ဌံ၊ သော။ တံ ဝတ္ထံ၊ သည။ ဝီတံ၊ သည။ ဝီတဝဏ္ဏံ၊ သည။ ဝီတနိဒဿနံ၊ သည။ ဝီတနိဘာသံ၊ သည။ ဟောတိ၊ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ဧဝမေဝ၊ သာလျှင်။ ဧကောသော။ (ပုဂ္ဂလောသည။) အဇ္ဈတ္တံ၊ ဣ။ အရူပ

သညီ၊ သည်။ ဟုတ္တု၊ ဤ။ ဗဟိဒ္ဓါ၊ ကုန်သော။ ပီတနိ၊ ကုန်သော။ ပီတဝဏ္ဏာနိ၊ ကုန်သော။ ပီတနိဒဿနာနိ၊ ကုန်သော။ ပီတနိဘာသာနိ၊ ကုန်သော။ ရူပီနိ၊ တို့ကို။ (ဈာနစက္ခုနာ၊ ဖြင့်။) ပဿတိ၊ ၏။ “တနိ-ရူပီနိ၊ တို့ကို။ အဘိဘုယျ၊ ဤ။ (အဟံ၊ သည်။) ဇာနာမိ၊ ၏။ (အဟံ၊ သည်။) ပဿာမိ၊ ၏”။ ဣတိ ဧဝံသညီ၊ သည်။ ဟောတိ၊ ၏။ ဆဋ္ဌံ၊ သော။ အဘိဘာယတနံ၊ သည်။ ဣဒံ၊ ဤ။ “ဗဟိဒ္ဓါ ရူပီနိ ပဿတိ ပီတနိ” ဟု ဟောတော်မူအပ်သော အဘိဘာယတနပေတည်း။ (၆)

ဧကော၊ သော။ (ပုဂ္ဂလော၊ သည်။) အဇ္ဈတ္တံ၊ ဤ။ အရူပသညီ၊ သည်။ ဟုတ္တု၊ ဤ။ ဗဟိဒ္ဓါ၊ ကုန်သော။ လောဟိတကာနိ၊ ကုန်သော။ လောဟိတကဝဏ္ဏာနိ၊ နိသော အဆင်းရှိကုန်သော။ လောဟိတကနိဒဿနာနိ၊ နိသည်ဖြစ်၍ မြင်အပ်ကုန်သော။ လောဟိတကနိဘာသာနိ၊ နိသော အရောင်ရှိကုန်သော။ ဝါ၊ နိသည်ဖြစ်၍ တောက်ပကုန်သော။ ရူပီနိ၊ တို့ကို။ (ဈာနစက္ခုနာ၊ ဖြင့်။) ပဿတိ၊ ၏။ သေယျထာပိ နာမ၊ မည်သည်။ ဗန္ဓုဇိဝကပုပ္ဖံ၊ မိန်းစွပ်နန်းသည်။ လောဟိတကံ၊ သည်။ လောဟိတကဝဏ္ဏံ၊ သည်။ လောဟိတကနိဒဿနံ၊ သည်။ လောဟိတကနိဘာသာ၊ သည်။ ဟောတိ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ဝါ ပန၊ တပါး။ ဗာရာဏသေယျကံ၊ သော။ ဥဘတောဘာဝဂိမဋ္ဌံ၊ သော။ တံ ဝတ္ထံ၊ သည်။ လောဟိတကံ၊ သည်။ လောဟိတကဝဏ္ဏံ၊ သည်။ လောဟိတကနိဒဿနံ၊ သည်။ လောဟိတကနိဘာသာ၊ သည်။ ဟောတိ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ဧဝမေဝ၊ သာလျှင်။ ဧကော၊ သော။ (ပုဂ္ဂလော၊ သည်။) အဇ္ဈတ္တံ၊ ဤ။ အရူပသညီ၊ သည်။ ဟုတ္တု၊ ဤ။ ဗဟိဒ္ဓါ၊ ကုန်သော။ လောဟိတကာနိ၊ ကုန်သော။ လောဟိတကဝဏ္ဏာနိ၊ ကုန်သော။ လောဟိတကနိဒဿနာနိ၊ ကုန်သော။ လောဟိတကနိဘာသာနိ၊ ကုန်သော။ ရူပီနိ၊ တို့ကို။ (ဈာနစက္ခုနာ၊ ဖြင့်။) ပဿတိ၊ ၏။ တနိ-ရူပီနိ၊ တို့ကို။ အဘိဘုယျ၊ ဤ။ (အဟံ၊ သည်။) ဇာနာမိ၊ ၏။ (အဟံ၊ သည်။) ပဿာမိ၊ ၏”။ ဣတိ ဧဝံသညီ၊ သည်။ ဟောတိ၊ ၏။ သတ္တမံ၊ သော။ အဘိဘာယတနံ၊ သည်။ ဣဒံ၊ ဤ။ “ဗဟိဒ္ဓါ ရူပီနိ ပဿတိ လောဟိတကာနိ” ဟု ဟောတော်မူအပ်သော အဘိဘာယတနပေတည်း။ (၇)

ဧကော၊ သော။ (ပုဂ္ဂလော၊ သည်။) အဇ္ဈတ္တံ၊ ဤ။ အရူပသညီ၊ သည်။ ဟုတ္တု၊ ဤ။ ဗဟိဒ္ဓါ၊ ကုန်သော။ ဩဒါတာနိ၊ ဖြူကုန်သော။ ဩဒါတဝဏ္ဏာနိ၊ ဖြူသော အဆင်းရှိကုန်သော။ ဩဒါတနိဒဿနာနိ၊ ဖြူသည်ဖြစ်၍ မြင်အပ်ကုန်သော။ ဩဒါတနိဘာသာနိ၊ ဖြူသော အရောင်ရှိကုန်သော။ ဝါ၊ ဖြူသည်ဖြစ်၍ တောက်ပကုန်သော။ ရူပီနိ၊ တို့ကို။ (ဈာနစက္ခုနာ၊ ဖြင့်။) ပဿတိ၊ ၏။ သေယျထာပိ နာမ၊ မည်သည်။ ဩသမိတာရကာ၊ သောက်ရှူးကြယ်သည်။ ဝါ၊ သောကြာကြယ်သည်။ ဩဒါတာ၊ သည်။ ဩဒါတဝဏ္ဏံ၊ သည်။ ဩဒါတနိဒဿနာ၊ သည်။ ဩဒါတနိဘာသာ၊ သည်။ ဟောတိ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ဝါ ပန၊ တပါး။ ဗာရာဏသေယျကံ၊ သော။ ဥဘတောဘာဝဂိမဋ္ဌံ၊ သော။ တံ ဝတ္ထံ၊ သည်။ ဩဒါတံ၊ သည်။ ဩဒါတဝဏ္ဏံ၊ သည်။ ဩဒါတနိဒဿနံ၊ သည်။ ဩဒါတနိဘာသာ၊ သည်။ ဟောတိ သေယျထာပိ ဝါ၊ သို့

သော်လည်းကောင်း။ ဧဝမေဝ၊ သာလျှင်။ ဧကော၊ သော။ (ပုဂ္ဂလော၊ သည်။) အဇ္ဈတ္တံ၊ ဌ။ အရူပသညီ၊ သည်။ ဟုတွာ၊ ခြံ။ ဗဟိဒ္ဓါ၊ ကုန်သော။ သြဒါတာနိ၊ ကုန်သော။ သြဒါတဝဏ္ဏာနိ၊ ကုန်သော။ သြဒါတနိဒဿနာနိ၊ ကုန်သော။ သြဒါတနိဘာသနိ၊ ကုန်သော။ ရူပါနိ၊ တို့ကို။ (ဇာနစက္ခန္ဓာ၊ ဖြင့်။) ပဿတိ၊ ၎င်း။ “တာနိ-ရူပါနိ၊ တို့ကို။ အဘိဘုယျ၊ ခြံ။ (အဟံ၊ သည်။) ဇာနာမိ၊ ၎င်း။ (အဟံ၊ သည်။) ပဿာမိ၊ ၎င်း။” ဣတိ ဧဝံသညီ၊ ဤသို့သော ဇာနသညာ၊ အာဘောဂသညာရှိသည်။ ဟောတိ၊ ၎င်း။ အဋ္ဌမံ၊ သော။ အဘိဘာယတနံ၊ သည်။ ဣဒံ၊ ဤ။ “ဗဟိဒ္ဓါ ရူပါနိ ပဿတိ သြဒါတာနိ” ဟု ဟောတော်မူအပ်သော အဘိဘာယတနပေတည်း။ (ဂ)

အာနန္ဒန္တံ။ အဘိဘာယနာနိ၊ တို့သည်။ ဣမာနိ အဋ္ဌ၊ တို့ပေတည်း။

အဋ္ဌဝိမောက္ခ

၁၇၄။ အာနန္ဒံ၊ နန္ဒာ။ ဝိမောက္ခာ၊ တို့သည်။ ဣမေ အဋ္ဌ၊ တို့ပေတည်း။ ။ [အဋ္ဌ ခေါ် ဣမေ အာနန္ဒ ဝိမောက္ခာ-အစရှိသောပါဠိများ၏အနက်ကို မဟာနိဒါန သုတ်တွင် ယောဇနာခဲ့ပြီ။] ဝိမောက္ခာ၊ တို့သည်။ ကတမေ အဋ္ဌ၊ တို့ပေနည်း။ ရူပိ၊ သော။ ဘိက္ခု၊ သည်။ ရူပါနိ၊ တို့ကို။ ဇာနစက္ခန္ဓာ၊ ဖြင့်။ ပဿတိ၊ ၎င်း။ အဟံ၊ သည်။ ပဋ္ဌမော၊ သော။ ဝိမောက္ခော၊ မည်၏။ အဇ္ဈတ္တံ၊ ဌ။ အရူပသညီ၊ သည်။ ဟုတွာ၊ ခြံ။ ဗဟိဒ္ဓါ၊ ကုန်သော။ ရူပါနိ၊ တို့ကို။ ဇာနစက္ခန္ဓာ၊ ဖြင့်။ ပဿတိ၊ ၎င်း။ ဒုတိယော၊ သော။ ဝိမောက္ခော၊ သည်။ အဟံ၊ ပင်တည်း။ သုဘန္တေဝ၊ ဟူ၍သာ။ အဓိမုတ္တော၊ သည်။ ဟောတိ၊ ၎င်း။ အဟံ၊ သည်။ တတိယော၊ သော။ ဝိမောက္ခော၊ မည်၏။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ရူပသညာနံ၊ တို့ကို။ သမတိက္ကမာ၊ ကြောင့်။ ပဋိဗ္ဗံသညာနံ၊ တို့၏။ အတ္တင်္ဂမာ၊ ကြောင့်။ နာနတ္ထသညာနံ၊ တို့ကို။ အမနသိကာရာ၊ ကြောင့်။ “အနန္တော အာကာသေတိ၊ ဟူ၍”။ ဘာဝေတွာ၊ ခြံ။ ဝါ၊ ကြောင့်။ အာကာ သနဉ္စာယတနံ၊ သို့။ ဝါ၊ ကို။ ဥပသမ္ပဇ္ဇာ၊ ခြံ။ ဝိဟရတိ၊ ၎င်း။ စတုတ္ထော၊ သော။ ဝိမောက္ခော၊ သည်။ အဟံ၊ ပင်တည်း။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ အာကာသနဉ္စာယတနံ၊ ကို။ သမတိက္ကမာ၊ ခြံ။ “အနန္တံ ဝိညာဏန္တိ၊ ဟူ၍”။ ဘာဝေတွာ၊ ခြံ။ ဝါ၊ ကြောင့်။ ဝိညာဏဉ္စာယတနံ၊ သို့။ ဝါ၊ ကို။ ဥပသမ္ပဇ္ဇာ၊ ခြံ။ ဝိဟရတိ၊ ၎င်း။ အဟံ၊ သည်။ ပဋ္ဌမော၊ သော။ ဝိမောက္ခော၊ မည်၏။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ ဝိညာဏဉ္စာယတနံ၊ ကို။ သမတိက္ကမာ၊ ခြံ။ “နတ္ထိ ကိဉ္စိတိ၊ ဟူ၍”။ ဘာဝေတွာ၊ ခြံ။ ဝါ၊ ကြောင့်။ အာကိဉ္စညာယတနံ၊ သို့။ ဝါ၊ ကို။ ဥပသမ္ပဇ္ဇာ၊ ခြံ။ ဝိဟရတိ၊ ၎င်း။ ဆဋ္ဌော၊ သော။ ဝိမောက္ခော၊ သည်။ အဟံ၊ ပင်တည်း။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ အာကိဉ္စညာယတနံ၊ ကို။ သမတိက္ကမာ၊ ခြံ။ နေဝသညာ နာသညာယတနံ၊ သို့။ ဝါ၊ ကို။ ဥပသမ္ပဇ္ဇာ၊ ခြံ။ ဝိဟရတိ၊ ၎င်း။ အဟံ၊ သည်။ သတ္တမော၊ သော။ ဝိမောက္ခော၊ မည်၏။ သဗ္ဗသော၊ အားဖြင့်။ သဗ္ဗသော၊ သော။ နေဝသညာနာ သညာယတနံ၊ ကို။ သမတိက္ကမာ၊ ခြံ။ သညာဝေဒယိတနိရောဓံ၊ သို့။ ဝါ၊ ကို။ ဥပသမ္ပဇ္ဇာ၊

၍။ ဝိဟရတိ။ ၎င်း။ အဋ္ဌမော၊ သော။ ဝိမောက္ခော၊ သည်။ အယံ၊ ပင်တည်း။ အာနန္ဒန္တော။ ဝိမောက္ခော၊ တို့သည်။ ဣမေ အဋ္ဌ၊ တို့။ ပေတည်း။

၁၇၅။ အာနန္ဒန္တော။ ဧကံ၊ တစ်ပါးသော။ သမယံ၊ အခါ၌။ အဟံ၊ ငါဘုရားသည်။ ဥရုဇေလယံ၊ ဥရုဇေလအမည်ရှိသောတော၌။ ဝါ၊ ကြီးစွာသောသဲစု၌။ ဝါ၊ ကြီးစွာသော သဲစုရှိရာဖြစ်သောတော၌။ ဝါ၊ ကြီးစွာသောကမ်းပါးနှင့်တူသောသဲစု၌။ ဝါ၊ ကြီးစွာသောကမ်းပါးနှင့်တူသော သဲစုရှိရာဖြစ်သော တော၌။ ဝါ၊ စည်းကမ်းအပိုင်းအခြားကိုလွန်ခြင်းကြောင့် ဆောင်အပ်သောသဲစုရှိရာဖြစ်သော တော၌။ ဝါ၊ ဥရုဇေလရွာ၌။ ဝါ၊ ကြီးစွာသော သဲစုရှိရာဖြစ်သောရွာ၌။ ဝါ၊ ကြီးစွာသော ကမ်းပါးနှင့်တူသောသဲစုရှိရာဖြစ်သောရွာ၌။ ဝါ၊ စည်းကမ်းအပိုင်းအခြားကို လွန်ခြင်းကြောင့် ဆောင်အပ်သော သဲစုရှိရာရွာ၌။ ဝါ၊ ဥရုဇေလကျောင်း၌။ ဝါ၊ ကြီးစွာသော သဲစုရှိရာဖြစ်သောကျောင်း၌။ ဝါ၊ ကြီးစွာသော ကမ်းပါးနှင့်တူသော သဲစုရှိရာဖြစ်သောကျောင်း၌။ ဝါ၊ စည်းကမ်းအပိုင်းအခြားကို လွန်ခြင်းကြောင့် ဆောင်အပ်သော သဲစုရှိရာကျောင်း၌။ နေရဉ္စရာယ၊ နေရဉ္စရာအမည်ရှိသော။ ဝါ၊ မြို့၊ မိုက်၊ မှော်ညှင်းအပြစ်ကင်း၍ သန့်ရှင်းကြည်လင်သော ရေရှိရာ၏ အဖြစ်ကြောင့် နေရဉ္စရာအမည်ရှိသော။ နန္ဒော၊ မြစ်၏။ တီရေ၊ ကမ်းနား၌။ အဇပါလနိဂြောဓေ၊ အဇပါလအမည်ရှိသောပညောင်ပင်၌။ ဝါ၊ ဆိတ်ကျောင်းသမား ဆိတ်ကျောင်းသားတို့၏ နားနေရာ၏အဖြစ်ကြောင့် အဇပါလအမည်ရှိသော ပညောင်ပင်၌။ ဝါ၊ မွန်းတည့်ချိန်ခါ တွင်းဝင်လာသည့် များစွာသောဆိတ်အပေါင်းတို့ကို အရိပ်ဖြင့် စောင့်ရှောက်တတ်သည်၏အဖြစ်ကြောင့် အဇပါလအမည်ရှိသော ပညောင်ပင်၌။ တနည်း-အ-ဇပါလ နိဂြောဓေ၊ အ-ဇပါလအမည်ရှိသောပညောင်ပင်၌။ ဝါ၊ ဗေဒင်မဆိုပုဏ္ဏားအိုတို့အလိုအလျောက်နေရာကို ရွေးကောက်ယူရာ၏အဖြစ်ကြောင့် အ-ဇပါလအမည်ရှိသောပညောင်ပင်၌။ အဘိသဗ္ဗုဒ္ဓေါ၊ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသည်။ ဟုတွာ၊ မူ၍။ ပဋ္ဌမံ၊ ရှေးဦးစွာသော အဋ္ဌမသတ္တံဟ၌။ ဝိဟရာမိ၊ နေတော်မူ၏။ အာနန္ဒန္တော။ အထ-တသ္မိံ ကာလေ၊ ငါးဘုရား၏ ဥရုဇေလတော နေရဉ္စရာဖြစ်ကမ်းအဇပါလ ပညောင်ပင်ဝယ် နေတော်မူရာ ထိုအခါ၌။ ပါဝိမာ၊ သော။ မာရော၊ သည်။ ယေန-ဋ္ဌာနေန၊ ၌။ အဟံ၊ သည်။ အတ္ထိ၊ မူ၏။ တေန-ဋ္ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်လာ၏။ ဥပသင်္ကမိတွာ၊ ၍။ မိ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ ဘန္တေ၊ ဘုရား။ ဒါနိ၊ ၌။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတု၊ မူပါလော၊ သုဂတော၊ သည်။ ပရိနိဗ္ဗာတု၊ လော၊ ဘန္တေ၊ ဘုရား။ ဒါနိ၊ ၌။ ဝါ၊ သည်။ ဘဂဝတော၊ ၎င်း။ ပရိနိဗ္ဗာနကာလော၊ ပါတည်း။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ အာနန္ဒန္တော။ ဧဝံ၊ သို့။ ဝုဠတ္ထံ၊ သော်။ အဟံ၊ သည်။ ပါဝိမန္တံ၊ သော။ မာရံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ပါဝိမာ ယုတ်။ ယာဝ၊ လုံး။ မေ ၎င်း။ သာဝကော၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ ဝိယတ္တာ၊ ကုန်သည်။ ဝိနိတာ၊ ကုန်သည်။ ဝိသာရဒါ၊ ကုန်သည်။ ဗဟုဿုတာ၊ ကုန်သည်။ ဓမ္မဓရာ၊ ကုန်သည်။ ဓမ္မာနိဗ္ဗေပုပ္ဖိပန္နော၊ ကုန်သည်။ သာမိပိပုပ္ဖိပန္နော၊ ကုန်သည်။ အနုဓမ္မစာရိနော၊ ကုန်သည်။ န ဘဝိယန္တိ၊ ကုန်သေး။ သင်္ကံ၊ သော။ အာစရိယင်္ကံ၊ ကို။ ဥဂ္ဂဟေတွာ၊ ကုန်ပြီး၍။ န အာစိက္ခိယန္တိ။

နိဂ္ဂဟေတွာ၊ ကုန်၍။ သုပ္ပာဋိဟာရိယံ၊ သော။ ဓမ္မံ၊ ကို။ န ဒေသေသန္တိ၊ ကုန်သေး။ တာဝါလုံး။ အဟံ၊ သည်။ န ပရိနိဗ္ဗာယိဿာမိ၊ မူလိမ္မံမည်မဟုတ်သေး။

ပံဝိမာယုတ်၊ ယာဝါလုံး။ မေ၏။ ဣဒံ မြဟ္မစရိယံ၊ သည်။ ဝိတ္ထာရိကံ၊ သည်။ မဟုဇညံ၊ သည်။ ပုထုဘူတံ၊ သည်။ (ဒေဝမနုဿ၊၊ ဘို့သည်။) ယာဝါကုန်၏။ (တတ္တကေဟိ၊ ကုန်သော။) ဒေဝမနုဿေဟိ၊ တို့သည်။ သုပ္ပကာသိတံ၊ သည်။ ဟုတွာ၊ ၍။ ဣဒ္ဓဉ္ဇေဝ၊ သည်လည်းကောင်း။ ဖိတဉ္ဇ၊ သည်လည်းကောင်း။ န ဘဝိဿတိ၊ သေး။ တာဝါလုံး။ အဟံ၊ သည်။ န ပရိနိဗ္ဗာယိဿာမိ၊ မူလိမ္မံမည်မဟုတ်သေး။ ဣတိ၊ သို့။ အဝေါစံ၊ မိန့်တော်မူပြီ။

၁၇၆။ အာနန္ဒန္တော။ ဣဒါနေဝ၊ ဤအခါ၌သာလျှင်။ ဝါ၊ ယခုအခါ၌သာလျှင်။ အဇ္ဈ၊ ဤနေ၌။ ဝါ၊ ယနေ၌။ စာပါလစေတီယေ၊ စာပါလစေတီ၌။ ဝါ၊ စာပါလဘီလူးကိုစိတ်၌ထားရာအရပ်၌။ ဝါ၊ စာပါလဘီလူးကို စိတ်၌ထားရာအရပ်၌ ဆောက်လုပ်အပ်သည်၏အဖြစ်ကြောင့် စာပါလစေတီအမည်ရှိသော ကျောင်းတော်၌။ ပါဝိမာ၊ သော။ မာရော၊ သည်။ ယေန-ဌာနေနာ၌။ အဟံ၊ သည်။ အတ္ထိ၊ မူ၏။ တေန-ဌာနေနာ၊ သို့။ ဥပသင်္ကမိ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ အဋ္ဌာသိ၏။ အာနန္ဒန္တော။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ ဌိတော ခေါ်၊ သော။ ပါဝိမာ၊ သော။ မာရော၊ သည်။ မိကို။ တေ-ဝစနံ၊ ကို။ အဝေါစံ၊ ပြီ။ ကိံ၊ သို့။ အဝေါစံ၊ နည်း။ ‘ဘန္တေ၊ ဘုရား။ ဒါနိ၊ ၌။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတု၊ မူပါလော။ သုဂတော၊ သည်။ ပရိနိဗ္ဗာတု၊ လော။ ဘန္တေ၊ ဘုရား။ ဒါနိ၊ ၌။ ဝါ၊ သည်။ ဘဂဝတော၊ ၍။ ပရိနိဗ္ဗာနကာလော၊ ပါတည်း။ ဘန္တေ၊ ဘုရား။ ဘဂဝတော၊ သည်။ သော ဝါစာကို။ ဘာသိတာ၊ ပါပြီ။ ကိံ၊ သို့။ ဘာသိတာ၊ နည်း။ ‘ပါဝိမာ ယုတ်။ ယာဝါလုံး။ မေ၏။ သာဝကာ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ ဝိယတ္တာ၊ ကုန်သည်။ ပ။ န ဘဝိဿန္တိ၊ ကုန်သေး။ ပ။

တာဝါလုံး။ အဟံ၊ သည်။ န ပရိနိဗ္ဗာယိဿာမိ၊ မူလိမ္မံမည်မဟုတ်သေး။ [ပေယျာလများကိုနည်းမှီး၍ယောဇနာ။] ပ။ ယာဝါလုံး။ မေ၏။ သာဝိကာ၊ ကုန်သော။ ဘိက္ခုနိယော၊ တို့သည်။ ဝိယတ္တာ၊ ကုန်သည်။ ပ။ န ဘဝိဿန္တိ၊ ကုန်သေး။ ပ။ ယာဝါလုံး။ မေ၏။ သာဝိကာ၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ ဝိယတ္တာ၊ ကုန်သည်။ ပ။ န ဘဝိဿန္တိ၊ ကုန်သေး။ ပ။ ယာဝါလုံး။ မေ၏။ သာဝိကာ၊ ကုန်သော။ ဥပါသိကာ၊ တို့သည်။ ဝိယတ္တာ၊ ကုန်သည်။ ပ။ န ဘဝိဿန္တိ၊ ကုန်သေး။ ပ။ ယာဝါလုံး။ မေ၏။ ဣဒံ မြဟ္မစရိယံ၊ သည်။ ဝိတ္ထာရိကံ၊ သည်။ မဟုဇညံ၊ သည်။ ပုထုဘူတံ၊ သည်။ (ဒေဝမနုဿ၊၊ ဘို့သည်။) ယာဝါကုန်၏။ (တတ္တကေဟိ၊ ကုန်သော။) ဒေဝမနုဿေဟိ၊ တို့သည်။ သုပ္ပကာသိတံ၊ အပ်သည်။ ဟုတွာ၊ ၍။ ဣဒ္ဓဉ္ဇေဝ၊ သည်လည်းကောင်း။ ဖိတဉ္ဇ၊ သည်လည်းကောင်း။ န ဘဝိဿတိ၊ သေး။ တာဝါလုံး။ အဟံ၊ သည်။ န ပရိနိဗ္ဗာယိဿာမိ၊ မူလိမ္မံမည်မဟုတ်သေး။ ဣတိ၊ သို့။ သော ဝါစာကို။ ဘာသိတာ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ တေရဟိ၊ ၌။ ဘဂဝတော၊ ၍။ ဣဒံ-မြဟ္မစရိယံ၊ သည်။ ဝိတ္ထာရိကံ၊ သည်။ မဟုဇညံ၊ သည်။ ပုထုဘူတံ၊ သည်။ (ဒေဝမနုဿ၊၊ ဘို့သည်။) ယာဝါကုန်၏။ (တတ္တကေဟိ၊ ကုန်သော။) ဒေဝမနုဿေဟိ၊ တို့သည်။ သုပ္ပကာသိတံ၊ သည်။ ဟုတွာ၊ ၍။ ဣဒ္ဓဉ္ဇေဝ၊

ပါ၏။ ဖီတဉ္စ၊ ပါ၏။ ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ ဒါနိ၊ နှစ်။ ပရိနိဗ္ဗာတု၊ မူပါလော။ ဘန္တေ၊ ဘုရား။ ဒါနိ၊ နှစ်။ ဝါ၊ သည်။ ဘဂဝတော၊ ၎င်း။ ပရိနိဗ္ဗာနကလော၊ ပါတည်း။ ။
ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

၁၇၇။ အာနန္ဒန္တာ၊ ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ အဟံ၊ သည်။ ပါပိမန္တိ၊ သော။ မာရံ၊ ကို။ ဧတံ - ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ပါပိမယုတ်။ တံ၊ သည်။ အပ္ပေါသုတ္တော၊ သည်။ ဟောဟိ၊ လော။ တထာဂတဿ၊ ၎င်း။ ပရိနိဗ္ဗာနံ၊ သည်။ ဖိရံ၊ သည်။ န ဘဝိဿတိ၊ လတ္တံ။ ဣတော - မာသတော၊ မှ။ တိဏ္ဏံ မာသာနံ၊ တို့၏။ အစ္စယေန၊ နှစ်။ ဝါ၊ ကြောင့်။ တထာဂတော၊ သည်။ ပရိနိဗ္ဗာယိဿတိ၊ လတ္တံ။ ။ ဣတိ၊ သို့။ အဝေါစ၊ မူလိုက်ပြီ။ အာနန္ဒန္တာ၊ ဣဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ အဇ္ဇ၊ ဤနေ့၌။ ဝါ၊ ယနေ့၌။ စပေါလစေတိယေ၊ ဤ။ တထာဂတေန၊ သည်။ သတေန၊ အောက်မေ့တတ်သောသတိရှိတော်မူသည်ဖြစ်၍။ သမ္ပဇာနေန၊ ကောင်းစွာအပြင်းအားဖြင့် သိတတ်သော ဉာဏ်ပညာရှိတော်မူသည်ဖြစ်၍။ အာယုသင်္ခါရော၊ ကို။ ဩဿဋ္ဌော၊ မူအပ်ပြီ။ ။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

အာနန္ဒယာစနကထာ

၁၇၈။ ဧဝံ၊ သို့။ ဝုတ္တေ၊ မြတ်စွာဘုရားကမိန့်တော်မူအပ်သည်ရှိသော်။ အာယသ္မိာ အာနန္ဒော၊ သည်။ ဘဂဝန္တိ၊ ကို။ ဧတံ - ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ မဟုဇနဟိတာယ၊ ငှါလည်းကောင်း။ မဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္တာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံလံ၊ တိဋ္ဌတု၊ မူပါလော။ သုဂတော၊ သည်။ မဟုဇနဟိတာယ၊ ငှါလည်းကောင်း။ မဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္တာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံလံ၊ တိဋ္ဌတု၊ မူပါလော။ ။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။ အာယသ္မိန္တိ အာနန္ဒံ၊ ကို။ ဧတံ - ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။) “အာနန္ဒန္တာ၊ အလံ၊ မသင်္ဂါ၊ မတော်။ ဒါနိ၊ နှစ်။ တံ၊ သည်။ တထာဂတံ၊ ငါဘုရားကို။ မာယာစိ၊ မတောင်းပန်လင့်။ အာနန္ဒန္တာ၊ ဒါနိ၊ နှစ်။ ဝါ၊ သည်။ တထာဂတံ၊ ကို။ ယာစနာယ၊ တောင်းပန်ခြင်းငှါ။ အကာလော၊ အခါမဟုတ်ခဲ့။ ။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ ဣတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ အာယသ္မိာ အာနန္ဒော၊ သည်။ ဘဂဝန္တိ၊ ကို။ ဧတံ - ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “တိဋ္ဌတု ဘန္တေ ဘဂဝါကပ္ပံ၊ တိဋ္ဌတု သုဂတောကပ္ပံ မဟုဇနဟိတာယ မဟုဇနသုခါယ လောကာနုကမ္မာယ အတ္တာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ” ။ အဝေါစ၊ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။ အာယသ္မိန္တိ အာနန္ဒံ၊ ကို။ ဧတံ - ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။

အဝေါစ၊ နည်း?)။ “အာနန္ဒ၊ နန္ဒာ။ အလံ၊ မသင့်။ ဒါနိ၊ ဌ။ တံ၊ သည်။ တထာဂတံ၊ ကို။ မာ ယာစိလင့်။ အာနန္ဒ၊ နန္ဒာ။ ဒါနိ၊ ဌ။ ဝါ၊ သည်။ တထာဂတံ၊ ကို။ ယာ စနာယ၊ ငှါ။ အကာလော၊ ခဲ့”။ ဣတိ၊ သို့။ အဝေါစ၊ မူပြန်ပြီ။ တတိယမ္ပိ၊ မြောက်လည်း။ အာယသ္မာအာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ ကိ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံ၊ လုံး။ တိဋ္ဌတု၊ မူပါလော့။ သုဂတော၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံ၊ လုံး။ တိဋ္ဌတု၊ မူပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာကလျောက်ပြီ။

“အာနန္ဒ၊ နန္ဒာ။ တံ၊ သည်။ တထာဂတဿ၊ ၏။ ဗောဓိံ၊ လေးပါးသော မဂ်ဉာဏ်ကို ထိုးထွင်း၍ သိခြင်းကို။ ဝါ၊ လေးပါးသော သစ္စာကို ထိုးထွင်း၍ သိတတ်သော လေးပါးသော မဂ်ဉာဏ်ကို။ ဝါ၊ လေးပါးသော သစ္စာကို ထိုးထွင်း၍ သိတတ်သော မဂ်ဟူသော အကြောင်းရင်းရှိသော သဗ္ဗညုတဉာဏ်ကို။ ဝါ၊ တခုမကြွင်း ခပင်း ဥသံ အလုံးစုံသော ဥေယျဝါးတန် တရားမှန်ကို ထိုးထွင်း၍ သိတတ်သော သဗ္ဗညုတဉာဏ်ကို။ သဒ္ဓဟသိ၊ ယုံကြည်၏လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ဤသို့ ယုံကြည်သည် မှန်ပါ၏။

တနည်း။ “ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ တထာဂတဿ၊ ၏။ ဗောဓိံ၊ ကို။ ဧဝံ-သဒ္ဓဟာဓိ၊ ဤသို့ ယုံကြည်သည် မှန်ပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျောက်ပြီ။ “အာနန္ဒ၊ နန္ဒာ။ တံ၊ သည်။ (တထာဂတဿ၊ ၏။ ဗောဓိံ၊ ကို။ ယဒိ သဒ္ဓဟသိ၊ အကယ်၍ ယုံကြည်ခဲ့အံ့။) အထာထိသိယုံကြည်ခဲ့သော်။ ကိဉ္ဇရဟိ၊ အဘယ် အကြောင်းကြောင့်။ တံ၊ သည်။ တထာဂတံ၊ ကို။ ယာဝတတိယဂံ၊ သုံးကြိမ်တိုင်တိုင်။ ဝါ၊ သုံးကြိမ်တိုင်အောင်။ အဘိနိပ္ပိဋ္ဌေသိ၊ တောင်းပန်ချိတ်ဆက် စိတ်ပျက်ဘဲ နှိပ်စက် ရဘိသနည်း”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ မေ၊ သည်။ ဧတံ-ဝစနံ၊ ကို။ ဘဂဝတော၊ ၏။ သမ္မုခါ၊ မျက်မှောက်တော်၌။ သုတံ၊ ကြားနာအပ်ပါပြီ။ ဘဂဝတော၊ ၏။ သမ္မုခါ၊ ၌။ ဧတံ-ဝစနံ၊ ကို။ ပဋိဂ္ဂဟိတံ၊ ခံယူအပ်ပါပြီ။ ဝါ၊ နာခံမှတ်သားအပ်ပါပြီ။ ကိ၊ သို့။ သုတံ၊ နည်း။ ပဋိဂ္ဂဟိတံ၊ နည်း?။ “အာနန္ဒ၊ နန္ဒာ။ ယဿံ ကဿမိ၊ သော။ (ပုဂ္ဂလဿ၊ သည်။) စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိတာ၊ အပ်ကုန်ပြီ။ ဗဟုလီကတာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။ ဝတ္ထုကတာ၊ အပ်ကုန်ပြီ။ အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိစိတာ၊ အပ်ကုန်ပြီ။ သုသမာရဒ္ဓါ၊ အပ်ကုန်ပြီ။ သော-ပုဂ္ဂလော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပိဝသေသံ ဝါ၊ သော်လည်းကောင်း။ (ဋ္ဌာတံ၊ ငှါ။) အာကင်္ခမာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပိဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌယျ၊ ရာ၏။ အာနန္ဒ၊ နန္ဒာ။ တထာဂတဿ၊ သည်။ စတ္တာရော၊ ကုန်သော။

ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိတာ၊ အပ်ကုန်ပြီ။ ဗဟုလိကတာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။ ဝတ္ထုကတာ၊ အပ်ကုန်ပြီ။ အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိစိတာ၊ အပ်ကုန်ပြီ။ သုသမာရဋ္ဌါ၊ အပ်ကုန်ပြီ။ အာနန္ဒ၊ နန္ဒာ။ တထာဂတော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံဝါ၊ သော်လည်းကောင်း။ (ဋ္ဌာတံ၊ ငှါ။) အာကဗံ မာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌေယျ၊ ရာ၏။ ဣတိ၊ သို့။ သုတံ၊ အပ်ပါပြီ။ ပဋိဂ္ဂဟိတံ၊ အပ်ပါပြီ။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒ၊ နန္ဒာ။ တံ၊ သည်။ (တထာဂတဿ၊ ၏။ ဝါ၊ သည်။ ဧဝံ၊ ဤသို့ “အာကဗံမာနော အာနန္ဒ တထာဂတော ကပ္ပံ ဝါ တိဋ္ဌေယျ” ဟူ၍။ ဝတ္ထုဘာဝံ၊ ဟောဘော်မူအပ်သည်အဖြစ်ကို။) သဒ္ဓဟသိ၊ ယုံကြည်၏လော”။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ဤသို့ယုံကြည်သည်မှန်ပါ၏။

တနည်း။ ။ဘန္တေ၊ ဘုရား။ (အဟံ၊ သည်။ တထာဂတဿ၊ ၏။ ဝါ၊ သည်။ ဧဝံ၊ ဤသို့ “အာကဗံမာနော အာနန္ဒ တထာဂတော ကပ္ပံ ဝါ တိဋ္ဌေယျ” ဟူ၍။ ဝတ္ထုဘာဝံ၊ ကို) ဧဝံ သဒ္ဓဟသိ၊ ဤသို့ယုံကြည်သည် မှန်ပါ၏။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြီ။ “အာနန္ဒ၊ နန္ဒာ။ (ယသ္မာ၊ ကြောင့်။ တထာဂတဿ၊ ၏။ ဝါ၊ သည်။ ဧဝံ၊ ဟူ၍။ ဝတ္ထုဘာဝံ၊ ကို။ သဒ္ဓဟသိ၊ ၏။) တသ္မာ၊ ထိုသို့ယုံကြည်သည် ၏အဖြစ်ကြောင့်။ တထာဂတေန၊ သည်။ ဧဝံ၊ သို့။ ဩဠာရိကော၊ သော။ နိမိတ္တေ၊ ကို။ ကယိရမာနေပိ၊ အပ်သော်လည်းကောင်း။ ဩဠာရိကော၊ သော။ ဩဘာသေ၊ ကို။ ကယိရမာနေပိ၊ အပ်သော်လည်းကောင်း။ ပဋိဝိဇ္ဈိတံ၊ ငှါ။ ယံ နာသက္ခိ၊ အကြင်မစွမ်းနိုင်ခဲ့။ တံ၊ သည်။ တထာဂတံ၊ ကို။ “ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံ၊ လုံး။ တိဋ္ဌတု၊ မူပါလော့။ သုဂတော၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံ၊ လုံး။ တိဋ္ဌတု၊ မူပါလော့”။ ဣတိ၊ သို့။ ယံ န ယာစိ၊ အကြင်မတောင်းပန်ခဲ့။ ဧဝံ၊ ဤသို့ထိုးထွင်း၍မသိနိုင်ခြင်း၊ မတောင်းပန်နိုင်ခြင်းသည်။ တုယေဝ၊ သင်၏သာလျှင်။ ဝါ၊ သင်သည်သာလျှင်။ ဒုက္ကဋ္ဌံ၊ မကောင်းသဖြင့် ပြုအပ်သောအမှုတည်း။ ဝါ၊ မကောင်းသော ပြုခြင်းကိရိယာတည်း။ ဧဝံ၊ ဤ သို့ထိုးထွင်း၍မသိနိုင်ခြင်း၊ မတောင်းပန်နိုင်ခြင်းသည်။ တုယေဝ၊ ၏သာလျှင်။ အပရဋ္ဌံ၊ ချွတ်ယွင်းခြင်းတည်း။ ဝါ၊ ချွတ်ယွင်းချက်တည်း။ အာနန္ဒ၊ နန္ဒာ။ တံ၊ သည်။ တထာဂတံ၊ ကို။ သစေ ယာစေယျာသိ၊ အကယ်၍ တောင်းပန်ခဲ့အံ့။ (ဧဝံ ယာစန္တေ၊ ဤသို့တောင်းပန်ခဲ့သော်။) တေ၊ ၏။ ဒွေဝ၊ နှစ်ခွန်းသာလျှင်ဖြစ်ကုန်သော။ ဝါစာ၊ စကားတို့ကို။ တထာဂတော၊ သည်။ ပဋိက္ခိပေယျ၊ ပယ်တော်မူရာ၏။ အထ-ပစ္စာ၊ နှစ်ကြိမ်ပယ်ပြီးရာ ကာလမှနောက်၌။ တတိယကံ၊ သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော။ ဝါ၊ သုံးကြိမ်မြောက်ဖြစ်သော။ (ဝါစံ၊ ကို။) အဓိဝါ

သေယျံ၊ သည်းခံတော်မူရာ၏။ ဝါ၊ ကိုယ်တော်အထက်သို့ ဝန်တက်၍နေစေတော်မူ
ရာ၏။ အာနန္ဒန္တန္တာ၊ (ယသ္မာ၊ ကြောင့်။ တံ၊ သည်။ တထာဂတဿ၊ ၎င်း။ ဝါ၊ သည်။ ဧဝံ၊
ဟူ၍။ ဝုတ္တဘဝံ၊ ကို။ သဒ္ဓဟသိ၊ ၎င်း။) တသ္မာ၊ ကြောင့်။ ဧဝံ၊ ကို။ တုယေဝ၊ သည်
သာလျှင်။ ဝါ၊ ၎င်းသာလျှင်။ ဝုတ္တန္တံ၊ တည်း။ ဧဝံ၊ သည်။ တုယေဝ၊ ၎င်းသာလျှင်။ အပရန္တံ၊
တည်း။

၁၇၉။ အာနန္ဒန္တန္တာ။ အဟံ၊ သည်။ ဧကံ၊ တပါးသော။ သမယံ၊ ၎င်း။ ရာဇဂဟေ၊ ၎င်း။
ဂိဇ္ဈကုဋေ၊ သော။ ပဗ္ဗတေ၊ ၎င်း။ ပိဟရာမိ၊ မူ၏။ အာနန္ဒန္တန္တာ။ တကြာပိ-တသ္မိံ ပဗ္ဗတေ
ပိ၊ ထိုဂိဇ္ဈကုဋ်တောင်၌လည်း။ အဟံ၊ သည်။ ဝံ၊ ကို။ အာမန္တေသိံ၊ မူပြီ။ ကိံ၊ သို့။
အာမန္တေသိံ၊ နည်း။ ‘‘အာနန္ဒန္တန္တာ။ ရာဇဂဟံ၊ သည်။ ရာမဏီယံ၊ ၎င်း။ အာနန္ဒန္တန္တာ။
ဂိဇ္ဈကုဋေ၊ သော။ ပဗ္ဗတေ၊ သည်။ ရမဏီယော၊ ၎င်း။ အာနန္ဒန္တန္တာ။ ယဿ ကဿစိ၊
သော။ (ပုဂ္ဂလဿ၊ သည်။) စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ ထိုကို။ ဘာဝိတာ၊
အပ်ကုန်ပြီ။ ဗဟုလိကဘာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။ ဝတ္ထုကတာ၊ အပ်
ကုန်ပြီ။ အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိစိတာ၊ အပ်ကုန်ပြီ။ သုသမာရဒ္ဓါ၊ အပ်ကုန်ပြီ။
သော-ပုဂ္ဂလော၊ သည်။ ကပ္ပံဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်
လည်းကောင်း။ (ဌာတုံ၊ ၄။) အာကံမာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။
ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌယျ၊ ရာ၏။ အာနန္ဒန္တန္တာ။ တထာ
ဂဟဿ၊ သည်။ စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ ထိုကို။ ဘာဝိတာ၊ အပ်ကုန်ပြီ။
ဗဟုလိကဘာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။ ဝတ္ထုကတာ၊ အပ်ကုန်ပြီ။
အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိစိတာ၊ အပ်ကုန်ပြီ။ သုသမာရဒ္ဓါ၊ အပ်ကုန်ပြီ။ အာနန္ဒန္တန္တာ။
တထာဂဘာ၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်
လည်းကောင်း။ (ဌာတုံ၊ ၄။) အာကံမာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။
ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌယျ၊ ရာ၏။ ‘‘ဣတိ၊ သို့။ အာမန္တေသိံ၊
ပြီ။ အာနန္ဒန္တန္တာ။ တံ၊ သည်။ တထာဂတေန၊ သည်။ ဩဠာရိကေ၊ သော။ နိဗိတ္ထေ၊ ကို။
ဧဝံ၊ ို။ ကယိရမာနေပိ၊ သော်လည်းကောင်း။ ဩဠာရိကေ၊ သော။ ဩဘာသေ၊
ကို။ ကယိရမာနေပိ၊ သော်လည်းကောင်း။ ပဋိဝိဇ္ဈိတုံ၊ ၄။ နာသန္တိ၊ ခွဲ။ တထာဂတံ၊
ကို။ ‘‘ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်း။ ဗဟုဇနဟိတာယ၊ ၄။ လည်းကောင်း။ ဗဟုဇနသု
ခါယ၊ ၄။ လည်းကောင်း။ လောကနုကမ္မာယ၊ ၄။ လည်းကောင်း။ ဒေဝမနုဿာနံ၊
ထို၏။ အတ္ထာယ၊ ၄။ လည်းကောင်း။ ဟိတာယ၊ ၄။ လည်းကောင်း။ သုခါယ၊ ၄။ လည်း
ကောင်း။ ကပ္ပံလုံ။ တိဋ္ဌတု၊ မူပါလော။ သုဂတော၊ သည်။ ဗဟုဇနဟိတာယ၊ ၄။
လည်းကောင်း။ ဗဟုဇနသုခါယ၊ ၄။ လည်းကောင်း။ လောကနုကမ္မာယ၊ ၄။ လည်း
ကောင်း။ ဒေဝမနုဿာနံ၊ ထို၏။ အတ္ထာယ၊ ၄။ လည်းကောင်း။ ဟိတာယ၊ ၄။ လည်း
ကောင်း။ သုခါယ၊ ၄။ လည်းကောင်း။ ကပ္ပံ လုံ။ တိဋ္ဌတု၊ မူပါလော။ ‘‘ဣတိ၊ သို့။
န ယာစိ၊ ခွဲ။ အာနန္ဒန္တန္တာ။ တံ၊ သည်။ တထာဂတံ၊ ကို။ သစေယာစေယျာသိ၊ အံ။ (ဧဝံ
ယာစန္တေ၊ သော်။) တေ၊ ၎င်း။ ဧဝံ၊ ကုန်သော။ ဝါစာ၊ ထိုကို။ တထာဂတော၊ သည်။
ပဋိက္ခိပေယျ၊ မူရာ၏။ အထ-ပစ္စာ၊ ၎င်း။ တတိယကံ၊ သော။ ဝါစံ၊ ကို။ အဓိဝါသေယျ၊
မူရာ၏။ အာနန္ဒန္တန္တာ။ (ယသ္မာ၊ ကြောင့်။ တံ၊ သည်။ တထာဂတဿ၊ ၎င်း။ ဝါ၊ သည်။

ဧဝံ ဟူ၍၊ ဝုတ္တဘာဝံ၊ ကိ၊ သဒ္ဓဟသိ၊ ဧ၊) တသ္မာ၊ ကြောင့်။ ဧဝံ၊ သည်။ တုယော၊ ဧ၊ သာလျှင်။ ဝါ၊ သည်သာလျှင်။ ဒုက္ကဋံ၊ တည်း။ ဧဝံ၊ သည်။ တုယော၊ ဧ၊ သာလျှင်။ အပရဒ္ဓံ၊ တည်း။

၁၀၀။ အာနန္ဒန္တံ။ ဧကံ၊ သော၊ သမယံ၊ ဣ၊ အဟံ၊ သည်။ တတ္ထေဝ-တသ္မိံ ဧဝ ရာဇဂဟေ၊ ထိုရာဇဂြိုဟ်ပြည်၌သာလျှင်။ ဂေါတမနိဂြောဓေ၊ ဂေါတမပညောင်ပင်၌။ ဝါ၊ ဂေါတမအမည်ရှိသော ဘီလူး၏နေရာ၏အဖြစ်ကြောင့် ဂေါတမအမည်ရှိသော ပညောင်ပင်၌။ ဝိဟရာမိ၊ မူ၏။ အာနန္ဒန္တံ။ တတြာပိ တသ္မိံ ဂေါတမနိဂြောဓေ၊ ဣလည်း။ အဟံ၊ သည်။ တံ၊ ကိ၊ အာမန္တေသိ၊ မူခွဲပြီ။ ကိ၊ သ္မိ၊ အာမန္တေသိ၊ နည်း?။ “အာနန္ဒန္တံ၊ ရာဇဂဟံ၊ သည်။ ရမဏီယံ၊ ဧ၊ အာနန္ဒန္တံ။ ဂေါတမနိဂြောဓေ၊ သည်။ ရမဏီယော၊ ဧ၊ ပ၊ အာနန္ဒန္တံ။ ဧကံ၊ သော၊ သမယံ၊ ဣ၊ အဟံ၊ သည်။ တတ္ထေဝ-တသ္မိံ ဧဝ ရာဇဂဟေ၊ ဣသာလျှင်။ စောရပပါတေ၊ ခိုးသူတို့၏ ကျရာချောက်၌။ ဝိဟရာမိ၊ မူ၏။ အာနန္ဒန္တံ။ တတြာပိ-တသ္မိံ စောရပပါတေ၊ ဣလည်း။ အဟံ၊ သည်။ တံ၊ ကိ၊ အာမန္တေသိ၊ မူခွဲပြီ။ ကိ၊ သ္မိ၊ အာမန္တေသိ၊ နည်း?။ “အာနန္ဒန္တံ၊ ရာဇဂဟံ၊ သည်။ ရမဏီယံ၊ ဧ၊ အာနန္ဒန္တံ။ စောရပပါတေ၊ သည်။ ရမဏီယော၊ ဧ၊ ပ၊ အာနန္ဒန္တံ။ ဧကံ၊ သော၊ သမယံ၊ ဣ၊ အဟံ၊ သည်။ တတ္ထေဝ-တသ္မိံ ဧဝ ရာဇဂဟေ၊ ဣသာလျှင်။ ဧဝဘာရပသေ၊ ဧဝဘာရတောင်နံရံ၌။ သတ္တပဏ္ဍိဂုဟာယံ၊ စရည်းပင်ရှိရာလိုက်၌။ ဝိဟရာမိ၊ မူ၏။ အာနန္ဒန္တံ၊ တတြာပိ-တိသံ ဂုဟာယံ၊ ထိုစရည်းပင်ရှိရာလိုက်၌လည်း။ အဟံ၊ သည်။ တံ၊ ကိ၊ အာမန္တေသိ၊ မူခွဲပြီ။ ကိ၊ သ္မိ၊ အာမန္တေသိ၊ နည်း?။ “အာနန္ဒန္တံ၊ ရာဇဂဟံ၊ သည်။ ရမဏီယံ၊ ဧ၊ အာနန္ဒန္တံ။ ဧဝဘာရပသေ၊ ဣ၊ သတ္တပဏ္ဍိဂုဟာ၊ သည်။ ရမဏီယော၊ ဧ၊ ပ၊ အာနန္ဒန္တံ။ ဧကံ၊ သော၊ သမယံ၊ ဣ၊ အဟံ၊ သည်။ တတ္ထေဝ-တသ္မိံ ဧဝ ရာဇဂဟေ၊ ဣသာလျှင်။ ဣသိဂိလိပသေ၊ ဣသိဂိလိတောင်နံရံ၌။ ဝါ၊ ရသေ့တို့ကိုမျိုးရာ၏အဖြစ်ကြောင့် ဣသိဂိလိအမည်ရှိသောတောင်၏နံရံ၌။ ကာဠသိလာယံ၊ ကျောက်ညို၌။ ဝိဟရာမိ၊ မူ၏။ အာနန္ဒန္တံ။ တတြာပိ-တိသံ ကာဠသိလာယံ၊ ထိုကျောက်ညို၌လည်း။ အဟံ၊ သည်။ တံ၊ ကိ၊ အာမန္တေသိ၊ မူပြီ။ ကိ၊ သ္မိ၊ အာမန္တေသိ၊ နည်း?။ “အာနန္ဒန္တံ၊ ရာဇဂဟံ၊ သည်။ ရမဏီယံ၊ ဧ၊ အာနန္ဒန္တံ။ ဣသိဂိလိပသေ၊ ဣ၊ ကာဠသိလာ၊ သည်။ ရမဏီယော၊ ဧ၊ ပ၊ အာနန္ဒန္တံ။ ဧကံ၊ သော၊ သမယံ၊ ဣ၊ အဟံ၊ သည်။ တတ္ထေဝ-တသ္မိံ ဧဝ ရာဇဂဟေ၊ ဣသာလျှင်။ သိတဝနေ၊ သိတအမည်ရှိသောတောင်၌။ ဝါ၊ ယင်းတိုက်တောင်၌။ သပ္ပသောဏ္ဍိကပတ္တာရေ၊ မြွေ၏ပါးယျဉ်းနှင့်တူသော တောင်ဝှမ်း၌။ ဝိဟရာမိ၊ မူ၏။ အာနန္ဒန္တံ။ တတြာပိ-တသ္မိံ သပ္ပသောဏ္ဍိကပတ္တာရေ၊ ထိုမြွေ၏ပါးယျဉ်းနှင့်တူသော တောင်ဝှမ်း၌လည်း။ အဟံ၊ သည်။ တံ၊ ကိ၊ အာမန္တေသိ၊ မူခွဲပြီ။ ကိ၊ သ္မိ၊ အာမန္တေသိ၊ နည်း?။ “အာနန္ဒန္တံ၊ ရာဇဂဟံ၊ သည်။ ရမဏီယံ၊ ဧ၊ အာနန္ဒန္တံ။ သိတဝနေ၊ ဣ၊ သပ္ပသောဏ္ဍိကပတ္တာရေ၊ သည်။ ရမဏီယော၊ ဧ၊ ပ၊ အာနန္ဒန္တံ။ ဧကံ၊ သော၊ သမယံ၊ ဣ၊ အဟံ၊ သည်။ တတ္ထေဝ-တသ္မိံ ဧဝ ရာဇဂဟေ၊ ဣသာလျှင်။ တပေါဒါရာမေ၊ တပေါဒါရုံကျောင်းတော်၌။ ဝါ၊ ပူသောရေရှိရာ၏အဖြစ်ကြောင့် တပေါဒါအမည်ရှိသော မြစ်၏အနီး၌ တည်ထောင်ဘန်ဆင်းအပ်သည်၏အဖြစ်ကြောင့် တပေါဒါရုံအမည်ရှိ

သော ကျောင်းတော်၌။ ဝိဟရာမိ၊ မူ၏။ အာနန္ဒန္တော။ တကြာပိ-တသ္မိံ တပေါဒါရာ
မေပိ၊ ဌလည်း။ အဟံ၊ သည်။ တံ၊ ကို။ အာမန္တေသိံ၊ မူခဲ့ပြီ။ ကိံ၊ သို့။ အာမန္တေသိံ၊ နည်း။
“အာနန္ဒန္တော။ ရာဇဂဟံ၊ သည်။ ရမဏီယံ၊ ၏။ အာနန္ဒန္တော။ တပေါဒါရာမော၊ သည်။
ရမဏီယော၊ ၏။ ပ။ အာနန္ဒန္တော။ ကေ၊ သော။ သမယံ၊ ဌ။ အဟံ၊ သည်။ တတ္ထေဝ-တသ္မိံ
ဧဝ ရာဇဂဟော၊ ဌသလျှင်။ ဝေဠုဝနေ၊ ဝေဠုဝန်ကျောင်းတော်၌။ ကလန္တကနိဝါပေ၊
ရှဉ္စနက်တို့အား အစာပေး၍မွေးမြူရာဖြစ်သောအရပ်၌။ ဝိဟရာမိ၊ မူ၏။ အာနန္ဒန္တော။
တကြာပိ-တသ္မိံ ကလန္တကနိဝါပေပိ၊ ဌလည်း။ အဟံ၊ သည်။ တံ၊ ကို။ အာမန္တေသိံ၊ မူခဲ့ပြီ။
ကိံ၊ သို့။ အာမန္တေသိံ၊ နည်း။ “အာနန္ဒန္တော။ ရာဇဂဟံ၊ သည်။ ရမဏီယံ၊ ၏။ အာနန္ဒန္တော။
ဝေဠုဝနေ၊ ဌ။ ကလန္တကနိဝါပေ၊ သည်။ ရမဏီယော၊ ၏။ ပ။ အာနန္ဒန္တော။ ကေ၊
သော။ သမယံ၊ ဌ။ အဟံ၊ သည်။ တတ္ထေဝ-တသ္မိံ ဧဝ ရာဇဂဟော၊ ဌသလျှင်။
ဇိဝကမ္ပဝနေ၊ ဇိဝကမ္ပဝန် ဥယျာဉ်၌။ ဝါ၊ ဇိဝက၏သရက်ဥယျာဉ်၌။ ဝါ၊ ဇိဝက၏
သရက်ဥယျာဉ်ဝယ် ဆောက်လုပ်အပ်သောကျောင်းတော်၌။ ဝိဟရာမိ၊ မူ၏။ အာနန္ဒန္တော။
တကြာပိ-တသ္မိံ ဇိဝကမ္ပဝနေပိ၊ ဌလည်း။ အဟံ၊ သည်။ တံ၊ ကို။ အာမန္တေသိံ၊
မူခဲ့ပြီ။ ကိံ၊ သို့။ အာမန္တေသိံ၊ နည်း။ “အာနန္ဒန္တော။ ရာဇဂဟံ၊ သည်။ ရမဏီယံ၊
၏။ ဇိဝကမ္ပဝန်၊ သည်။ ရမဏီယံ၊ ၏။ ပ။ အာနန္ဒန္တော။ ကေ၊ သော။ သမယံ၊ ဌ။ အဟံ၊
သည်။ တတ္ထေဝ-တသ္မိံ ဧဝ ရာဇဂဟော၊ ဌသလျှင်။ မဒ္ဒကုစ္ဆိသ္မိံ၊ မဒ္ဒကုစ္ဆိအမည်
ရွှိသောတော၌။ မိဂဒါယော၊ သားတို့အား ဘေးမဲ့ပေးရာဖြစ်သောတော၌။ ဝိဟ
ရာမိ၊ မူ၏။ အာနန္ဒန္တော။ တကြာပိ-တသ္မိံ မိဂဒါယေပိ၊ ဌလည်း။ အဟံ၊ သည်။ တံ၊
ကို။ အာမန္တေသိံ၊ မူခဲ့ပြီ။ ကိံ၊ သို့။ အာမန္တေသိံ၊ နည်း။ “အာနန္ဒန္တော။ ရာဇဂဟံ၊ သည်။
ရမဏီယံ၊ ၏။ မဒ္ဒကုစ္ဆိသ္မိံ၊ ဌ။ မိဂဒါယော၊ သည်။ ရမဏီယော၊ ၏။ အာနန္ဒန္တော။
ယဿ ကဿစိ၊ သော။ (ပုဂ္ဂလဿ၊ သည်။) စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။
ဘာဝိတာ၊ အပ်ကုန်ပြီ။ ဗဟုလိကတာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။
ဝတ္ထုကတာ၊ အပ်ကုန်ပြီ။ အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိစိတာ၊ အပ်ကုန်ပြီ။ သုသမာ
ရဒ္ဓါ၊ အပ်ကုန်ပြီ။ အာနန္ဒန္တော။ သော-ပုဂ္ဂလော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။
ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ (ဌာတုံ၊ ငှါ။) အာကင်္ခမာနော၊ သော်။ ကပ္ပံ
ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌေယျ၊ ရာ၏။ အာ
နန္ဒန္တော။ တထာဂတဿ၊ သည်။ စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိ
တာ၊ အပ်ကုန်ပြီ။ ဗဟုလိကတာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။ ဝတ္ထုကတာ၊
အပ်ကုန်ပြီ။ အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိစိတာ၊ အပ်ကုန်ပြီ။ သုသမာရဒ္ဓါ၊ အပ်ကုန်ပြီ။
အာနန္ဒန္တော။ တထာဂတော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါဝသေသံ ဝါ၊
သော်လည်းကောင်း။ (ဌာတုံ၊ ငှါ။) အာကင်္ခမာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်း
ကောင်း။ ကပ္ပါဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌေယျ၊ ရာ၏”။ ဣတိ၊ သို့။ အာမန္တေ
သိံ၊ မူခဲ့ပြီ။ အာနန္ဒန္တော။ တံ၊ သည်။ တထာဂတေန၊ သည်။ ဩဠာရိကော၊ သော။ နိဇိတ္ထေ၊
ကို။ ဧဝံ၊ သို့။ ကယိရမာနေပိ၊ သော်လည်းကောင်း။ ဩဠာရိကော၊ သော။ ဩဘာသေ၊ ကို။
ကယိရမာနေပိ၊ သော်လည်းကောင်း။ ပဋိဝိဇ္ဈိတုံ၊ ငှါ။ နာသက္ခိ၊ ခဲ့။ တံ၊ သည်။ တထာဂတံ၊
ကို။ “ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇန

သုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံလုံး၊ တိဋ္ဌတု၊ မူပါလော့၊ သုဂတော၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပံလုံး၊ တိဋ္ဌတု၊ မူပါလော့”။ ဣတိ၊ သို့။ န ယာစိခဲ။ အာနန္ဒန္တာ။ တံ၊ သည်။ တထာဂတံ၊ ကို။ သစေ ယာစေယျာသိ၊ အံ။ (ဧဝံ ယာစန္တေ သော်။) တော၏။ ဒွေဝ၊ ကုန်သော။ ဝါစာ၊ ဘို့ကို။ တထာဂတော၊ သည်။ ပဋိက္ခိပေယျ၊ မူရာ၏။ အထ-ပစ္စာ၊ တံ၊ တာယိကံ၊ သော။ ဝါစံ၊ ကို။ အဓိဝါသေယျ၊ မူရာ၏။ အာနန္ဒန္တာ။ (ယသ္မာ၊ ကြောင့်။ တံ၊ သည်။ တထာဂတံ၊ သာ၊ ၏။ ဝါ၊ သည်။ ဧဝံ၊ ဟူ၍။ ဝုတ္တဘာဝံ၊ ကို။ သဒ္ဓဟသိ၊ ၏။) တသ္မာ၊ ကြောင့်။ ဧဝံ၊ သည်။ တုယေဝ၊ ၏သာလျှင်။ ဝါ၊ သည် သာလျှင်။ ဒုတ္တဝံ၊ တည်း။ ဧဝံ၊ သည်။ တုယေဝ၊ ၏သာလျှင်။ အပရန္ဒံ၊ တည်း။

၁၇၁။ အာနန္ဒန္တာ။ ဧဝံ၊ သော။ သမယံ၊ ဤ။ အဟံ၊ သည်။ ဣဓေဝ-ဣမိဿံ ဧဝံ ဝေသာလိယံ၊ ဤဝေသာလိပြည်၌သာလျှင်။ ဥဒေနော၊ ဥဒေနအမည်ရှိသော။ ဝါ၊ ဥဒေနဘိလူး၏ နေရာ၏အဖြစ်ကြောင့် ဥဒေနအမည်ရှိသော။ စေတိယေ၊ စေတီ၌။ ဝိဟရာမိ၊ နေတော်မူ၏။ အာနန္ဒန္တာ။ တကြာပိ-တသ္မိံ စေတိယေဝိ၊ ထိုဥဒေန စေတီ၌လည်း။ အဟံ၊ သည်။ တံ၊ ကို။ အာမန္တေသိံ၊ မူခဲပြီ။ ကိံ၊ သို့။ အာမန္တေသိံ၊ နည်း။ “အာနန္ဒန္တာ။ ဝေသာလိ၊ သည်။ ရမဏိယာ၏။ ဥဒေနစေတိယံ၊ သည်။ ရမဏိယံ၊ ၏။ အာနန္ဒန္တာ။ ယဿ ကဿစိ၊ သော။ (ပုဂ္ဂလဿ၊ သည်။) စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိတာ၊ အပ်ကုန်ပြီ။ ဗဟုလိကတာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။ ဝတ္ထုကတာ၊ အပ်ကုန်ပြီ။ အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိစိတာ၊ အပ်ကုန်ပြီ။ သုသမာရဗ္ဗါ၊ အပ်ကုန်ပြီ။ သော-ပုဂ္ဂလော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပိဝသေသံ ဝါ၊ သော်လည်းကောင်း။ (ဌာတုံ၊ ငှါ။) အကံ၊ မာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပိဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌယျ၊ ရာ၏။ အာနန္ဒန္တာ။ တထာဂတံ၊ သည်။ စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိတာ၊ အပ်ကုန်ပြီ။ ဗဟုလိကတာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။ ဝတ္ထုကတာ၊ အပ်ကုန်ပြီ။ အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိစိတာ၊ အပ်ကုန်ပြီ။ သုသမာရဗ္ဗါ၊ အပ်ကုန်ပြီ။ အာနန္ဒန္တာ။ တထာဂတော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပိဝသေသံ ဝါ၊ သော်လည်းကောင်း။ (ဌာတုံ၊ ငှါ။) အကံ၊ မာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပိဝသေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌယျ၊ ရာ၏”။ ဣတိ၊ သို့။ အာမန္တေသိံ၊ မူခဲပြီ။ အာနန္ဒန္တာ။ တံ၊ သည်။ တထာဂတော၊ သည်။ ဩဋ္ဌာရိကော၊ သော။ နိမိတ္တော၊ ကို။ ဧဝံ၊ သို့။ ကယိရမာနေပိ၊ သော်လည်းကောင်း။ ဩဋ္ဌာရိကော၊ သော။ ဩဘာသေ၊ ကို။ ကယိရမာနေပိ၊ သော်လည်းကောင်း။ ပဋိဝိဇ္ဈိတုံ၊ ငှါ။ နဝသက္ခိ၊ ခဲ။ တထာဂတံ၊ ကို။ “ဘန္တေ၊ တုရား။ ဘဂဝါ၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။

အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပိလံး။ တိဋ္ဌတု၊ မူပါလော့။ သုဂတော၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ကပ္ပိလံး။ တိဋ္ဌတု၊ မူပါလော့”။ ဣတိ၊ သို့။ နယာစိ၊ ခဲ့။ အာနန္ဒ၊ နွာ။ တံ၊ သည်။ တထာဂတံ၊ ကို။ သစေ ယာစေယျာသိ၊ အံ၊ (ဧဝံ ယာစန္တေ၊ သေဝံ) တေ၊ ၏။ ဒွေဝံ၊ ကုန်သော။ ဝါစာ၊ သို့ကို။ တထာဂတော၊ သည်။ ပဋိက္ခိပေယျ၊ မူရာ၏။ အထ-ပစ္စာ၊ ဌ။ တတိယကံ၊ သော။ ဝါစံ၊ ကို။ အဓိဝါသေယျ၊ မူရာ၏။ အာနန္ဒ၊ နွာ။ (ယသ္မာ၊ ကြောင့်။ တံ၊ သည်။ တထာဂတဿ၊ ၏။ ဝါ၊ သည်။ ဧဝံ၊ ဟူ၍။ ဝုတ္တဘာဝံ၊ ကို။ သဒ္ဓဟသိ၊ ၏။) တသ္မာ၊ ကြောင့်။ ဧတံ၊ သည်။ တုယေဝ၊ ၏သာလျှင်။ ဝါ၊ သည်သာလျှင်။ ဒုတ္တံ၊ တည်း။ ဧတံ၊ သည်။ တုယေဝ၊ ၏သာလျှင်။ အပရဒ္ဓံ၊ တည်း။

၁၀၂။ အာနန္ဒ၊ နွာ။ ဧကံ၊ သော။ သမယံ၊ ဌ။ အဟံ၊ သည်။ ဣဓေဝ-ဣမိဿံ ဧဝ ဝေသာလိယံ၊ ဌသာလျှင်။ ဂေါတမကော၊ ဂေါတမကအမည်ရှိသော၊ စေတိယေ၊ ဌ။ ဝိဟရာမိ၊ မူ၏။ အာနန္ဒ၊ နွာ။ တတြာပိ-တသ္မိံ စေတိယေပိ၊ ထိုဂေါတမက စေတိဌ်လည်း။ အဟံ၊ သည်။ တံ၊ ကို။ အာမန္တေသိံ၊ မူခဲ့ပြီ။ ကိံ၊ သို့။ အာမန္တေသိံ၊ နည်း?။ “အာနန္ဒ၊ နွာ။ ဝေသာလိ၊ သည်။ ရမဏိယာ၊ ၏။ ဂေါတမကံ၊ သော။ စေတိယံ၊ သည်။ ရမဏိယံ၊ ၏။ ပ။ အာနန္ဒ၊ နွာ။ ဧကံ၊ သော။ သမယံ၊ ဌ။ အဟံ၊ သည်။ ဣဓေဝ-ဣမိဿံ ဧဝ ဝေသာလိယံ၊ ဌသာလျှင်။ သတ္တဓမ္မ၊ သတ္တဗ္ဗသီလူး၏ နေရာ၏ အဖြစ်ကြောင့် သတ္တဗ္ဗအမည်ရှိသော။ စေတိယေ၊ ဌ။ ဝိဟရာမိ၊ မူ၏။ အာနန္ဒ၊ နွာ။ တတြာပိ-တသ္မိံ စေတိယေပိ၊ ထိုသတ္တဗ္ဗစေတိဌ်လည်း။ အဟံ၊ သည်။ တံ၊ ကို။ အာမန္တေသိံ၊ မူခဲ့ပြီ။ ကိံ၊ သို့။ အာမန္တေသိံ၊ နည်း?။ “အာနန္ဒ၊ နွာ။ ဝေသာလိ၊ သည်။ ရမဏိယာ၊ ၏။ သတ္တဗ္ဗံ၊ သော။ စေတိယံ၊ သည်။ ရမဏိယံ၊ ၏။ ပ။ အာနန္ဒ၊ နွာ။ ဧကံ၊ သော။ သမယံ၊ ဌ။ အဟံ၊ သည်။ ဣဓေဝ-ဣမိဿံ ဧဝ ဝေသာလိယံ၊ ဌသာလျှင်။ ဗဟုပုတ္တကော၊ ဗဟုပုတ္တကအမည်ရှိသော။ စေတိယေ၊ ဌ။ ဝိဟရာမိ၊ မူ၏။ အာနန္ဒ၊ နွာ။ တတြာပိ-တသ္မိံ စေတိယေပိ၊ ထိုဗဟုပုတ္တကစေတိဌ်လည်း။ အဟံ၊ သည်။ တံ၊ ကို။ အာမန္တေသိံ၊ မူခဲ့ပြီ။ ကိံ၊ သို့။ အာမန္တေသိံ၊ နည်း?။ “အာနန္ဒ၊ နွာ။ ဝေသာလိ၊ သည်။ ရမဏိယာ၊ ၏။ ဗဟုပုတ္တကံ၊ သော။ စေတိယံ၊ သည်။ ရမဏိယံ၊ ၏။ ပ။ အာနန္ဒ၊ နွာ။ ဣဒါနေဝ၊ ဤအခါဌ်သာလျှင်။ ဝါ၊ ယခုအခါဌ်သာလျှင်။ အဟံ၊ သည်။ တံ၊ ကို။ အဇ္ဇ၊ ဤနေ၌။ ဝါ၊ ယနေ၌။ စာပါလေ၊ စာပါလအမည်ရှိသော။

စေတီယော ဌ။ အာမန္တေသိ မူပိ၊ ကိံ သို့။ အာမန္တေသိ နည်း။ “အာနန္ဒန္တော၊ ဝေသာလီ၊ သည်။ ရမဏီယာ၏။ စာပါလံသော။ စေတီယံသည်။ ရမဏီယံ၏။ အာနန္ဒန္တောယဿ ကသုစိ၊ သော။ (ပုဂ္ဂလဿ၊ သည်။) စတ္တာရော ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိတာ၊ အပ်ကုန်ပြီ။ မဟုလိကတာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။ ဝတ္ထုကတာ၊ အပ်ကုန်ပြီ။ အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိဇိတာ၊ အပ်ကုန်ပြီ။ သုသမာရဒ္ဓါ၊ အပ်ကုန်ပြီ။ သော-ပုဂ္ဂလော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း၊ ကပ္ပါ ဝေသံ ဝါ၊ သော်လည်းကောင်း။ (ဌာတုံ၊ ဌာ။) အာကဗ်မာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါ ဝေသံ ဝါ၊ သော်လည်းကောင်း။ တိဋ္ဌေယျ၊ ရာ၏။ အာနန္ဒန္တော၊ တထာဂတဿ၊ သည်။ စတ္တာရော ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့ကို။ ဘာဝိတာ၊ အပ်ကုန်ပြီ။ မဟုလိကတာ၊ အပ်ကုန်ပြီ။ ယာနိကတာ၊ အပ်ကုန်ပြီ။ ဝတ္ထုကတာ၊ အပ်ကုန်ပြီ။ အနုဋ္ဌိတာ၊ အပ်ကုန်ပြီ။ ပရိဇိတာ၊ အပ်ကုန်ပြီ။ သုသမာရဒ္ဓါ၊ အပ်ကုန်ပြီ။ အာနန္ဒန္တော၊ တထာဂတော၊ သည်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း၊ ကပ္ပါ ဝေသံ ဝါ၊ သော်လည်းကောင်း။ (ဌာတုံ၊ ဌာ။) အာကဗ် မာနော၊ သော်။ ကပ္ပံ ဝါ၊ သော်လည်းကောင်း။ ကပ္ပါ ဝေသံ ဝါ၊ သော်လည်း ကောင်း။ တိဋ္ဌေယျ၊ ရာ၏။ အာနန္ဒန္တော၊ တံ၊ သည်။ တထာဂတေန၊ သည်။ ဩဋ္ဌာရိကော၊ သော။ နိမိတ္တေကို။ ဧဝံ သို့။ ကယိရမာနေဝိ၊ သော်လည်းကောင်း။ ဩဋ္ဌာရိကော၊ သော။ ဩဘာသောကို။ ကယိရမာနေဝိ၊ သော်လည်းကောင်း။ ပဋိဝိဇ္ဈိ တုံ၊ ဌာ၊ နာသက္ခိ၊ ခဲ့။ တံ၊ သည်။ တထာဂတံကို။ “ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ မဟုဇနဟိတာယ၊ ဌာလည်းကောင်း။ မဟုဇနသုခါယ၊ ဌာလည်းကောင်း။ လော ကာနုကမ္မာယ၊ ဌာလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ဌာလည်း ကောင်း။ ဟိတာယ၊ ဌာလည်းကောင်း။ သုခါယ၊ ဌာလည်းကောင်း။ ကပ္ပံ၊ လုံး။ တိဋ္ဌတု၊ မူပါလော့။ သုဂတော၊ သည်။ မဟုဇနဟိတာယ၊ ဌာလည်းကောင်း။ မဟု ဇနသုခါယ၊ ဌာလည်းကောင်း။ လောကာနုကမ္မာယ၊ ဌာလည်းကောင်း။ ဒေဝ မနုဿာနံ၊ တို့၏။ အတ္ထာယ၊ ဌာလည်းကောင်း။ ဟိတာယ၊ ဌာလည်းကောင်း။ သုခါ ယ၊ ဌာလည်းကောင်း။ ကပ္ပံ၊ လုံး။ တိဋ္ဌတု၊ မူပါလော့”။ ဣတိ၊ သို့။ န ယာဇိ၊ ခဲ့။ အာနန္ဒန္တော၊ တံ၊ သည်။ တထာဂတံကို။ သစေ ယာစေယျာသိ၊ အံ။ (ဧဝံ ယာ စန္တေ၊ သော်။) တေ၏။ ဒွေဝ၊ ကုန်သော၊ ဝါစာ၊ တို့ကို။ တထာဂတော၊ သည်။ ပဋိက္ခိပေယျ၊ ရာ၏။ အထ-ပစ္စာ၊ ဌ။ တတိယံ၊ သော။ ဝါစံကို။ အဓိဝါသေယျ၊ မူရာ၏။ အာနန္ဒန္တော။ (ယသ္မာ၊ ကြောင့်။ တံ၊ သည်။ တထာဂတဿ၊ ၏။ ဝါ၊ သည်။ ဧဝံ၊ ဟူ၍။ ဝုတ္တဘာဝံကို။ သဒ္ဓဟသိ၊ ၏။) တသ္မာ၊ ကြောင့်။ ဧဝံ၊ သည်။ တုယေဝ၊ ၏သာ လျှင်။ ဝါ၊ သည်သာလျှင်။ ဒုက္ကဋ်၊ တည်း။ ဧဝံ၊ သည်။ တုယေဝ၊ ၏သာလျှင်။ အဝရေဋ္ဌ၊ တည်း။

၁၀၃။ အာနန္ဒန္တော၊ မယာ၊ သည်။ ဧဝံ-ဝစနံကို။ ပဋိကစ္စေဝ၊ ရှေးဦးမဆူ အစက သာလျှင်။ အက္ခာတံ နန၊ ဟောတော်မူအပ်ပြီးပါသည်မဟုတ်တုံလော။ ကိံ၊ သို့။ အက္ခာတံနည်း။ “ပိယေဟိ၊ ရှစ်အပ်ကုန်သော။ မနာပေဟိ၊ စိတ်ဖြင့်ရောက်အပ် ကုန်သော။ ဝါ၊ စိတ်ကိုပွားစေတတ်ကုန်သော။ သဗ္ဗေဟေဝ၊ တစ်ယောက်ကြွင်း

ခပင်းဥသံ အလုံးစုံကုန်သော မိဘ, သားချင်း ဆွေရင်းမိတ်ဟောင်း မိတ်ဆွေအပေါင်း တို့နှင့်သာလျှင်။ နာနာတာဝေါ၊ ဖြစ်ခြင်းအားလျော်စွာ သွားရခြင်းအားဖြင့် အသီး အခြားဖြစ်ရခြင်းသည်လည်းကောင်း။ ဝါ၊ ရှင်ကွဲ ကွဲရခြင်းသည်လည်းကောင်း။ ဝိနာ တာဝေါ၊ သေသောအားဖြင့် ကွေကွင်းလျက် ဖြစ်ရခြင်းသည်လည်းကောင်း။ ဝါ၊ သေကွဲ ကွဲရခြင်းသည်လည်းကောင်း။ အညထာတာဝေါ၊ တစ်ပါးသောဘဝကို ယူ သောအားဖြင့် တစ်ပါးသောအပြားအားဖြင့် ဖြစ်ရခြင်းသည်လည်းကောင်း။ ဝါ၊ ဘဝကွဲ, ဘုံကွဲကွဲရခြင်းသည်လည်းကောင်း။ ဟောတိ၊ မချွတ်မလွဲ အမြဲကေန အမှန်မှ ချ ဖြစ်တတ်လှ၏။ ။ ဣတိ၊ သို့၊ အက္ခာတံ နနု၊ လော၊ အာနန္ဒန္တ၊ တံ-တသ္မာ၊ ထိုသို့ ရှင်ကွဲကွဲရခြင်း, သေကွဲကွဲရခြင်း, ဘဝကွဲ, ဘုံကွဲ ကွဲရခြင်းကြောင့်။ ဧတ္ထ-ဧတသ္မိံ ခန္ဓ ပဝတ္ထေ၊ ဤခန္ဓာတို့၏ဖြစ်ခြင်းသည်။ သတိ၊ ရှိခဲ့သော်။ (ဒသ၊ ဆယ်ပါးကုန်သော၊ ပါရမီယော၊ ပါရမီတော်တို့ကို။ ပူရေတွာပိ၊ ဖြည့်ကျင့်တော်မူပြီးလျက်လည်း။ သမ္မာ သဇ္ဇောမိံ၊ သစ္စာသေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူခြင်းသို့။ ပဘ္ဘာပိ၊ ရောက်ပြီးလျက်လည်း။ ဓမ္မစက္ကံ၊ တရားတည်းဟူသော စကြာရတနာကို။ ပဝတ္ထေတွာပိ၊ ဖြစ်စေတော်မူပြီးလျက်လည်း။ ယမကပါဠိဟာရိယံ၊ ရေ, မီးအစုံအစုံရှိ သော တန်းခိုးပြာဠိဟာကို။ ဒသေသံတွာပိ၊ ပြတော်မူပြီးလျက်လည်း။ ဒေဝေါရော ဟနံ၊ တာဝတိံသာနုတ်ပြည်မှ သင်္ကံသာပြည်သို့ သက်ဆင်းခြင်းကို။ ကတွာပိ၊ ပြုပြီး လျက်လည်း။ တထာဂတဿ၊ မြတ်စွာဘုရား၏။) ယံ တံ သရီရံ၊ အကြင်ကိုယ်သည်။ ဇာတံ၊ ဖြစ်ပြီး၊ ဘူတံ၊ ဖြစ်ပြီး။ သင်္ခတံ၊ ကံ, စိတ်, ဥတု, အာဟာရ, တည်းဟူသော လေး ပါးသောအကြောင်းတရားတို့သည် ပေါင်း၍ပြုပြင်စီရင်အပ်ပြီ။ ပလောကဓမ္မံ၊ ပျက် စီးခြင်းသဘောတရားရှိခဲ့၏။ (တထာဂတဿာပိ၊ မြတ်စွာဘုရား၏လည်း။) တံ သရီ ရံ၊ ထိုကိုယ်တော်သည်။ ဝတ၊ စင်စစ်ကေန အမှန်အားဖြင့်။ မာ ပလုဇ္ဇိ၊ မပျက်စီး ပါစေလင့်။ ဣတိ-ဧတံ ဌာနံ၊ ဤမပျက်စီးခြင်း၏ အကြောင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ [ပါဠိတော်တွင် တိုက်ရိုက်ခရှိသောပါဠိများကား အဋ္ဌကထာမှဆောင်၍ ယောဇနာ အပ်သောပါဠိများတည်း။] (ရောဒန္တနာပိ၊ ဝိကြေးပင်ဝိကြေးပါသော်လည်း။) တံ-ဌာနံ၊ ထိုမပျက်စီးခြင်း၏အကြောင်းကို။ ကုတော၊ ဘယ်အရပ်၌။ လဗ္ဘာ၊ ရအပ် နိုင်ပါအံ့နည်း။ (ကိသ္မိံစိ၊ တစ်စုံတစ်ခုသော။ ဌာနေ၊ အရပ်၌။ န လဗ္ဘာဧဝ၊ မရအပ် နိုင်သည်သာ။ ဝါ၊ မရအပ်ကောင်းသည်သာ။ အာနန္ဒန္တ၊ တထာဂတေန၊ သည်။ ယံ ဧတံ-ဇီဝိတသင်္ခါရံ၊ အကြင်ဇီဝိတိန္ဒြေကို ပြုပြင်စီရင်တတ်သော ဖလသမာပတ်ကို။ ဝါ၊ အကြင်ဇီဝိတိန္ဒြေကို ပြုပြင်စီရင်တတ်သော ဖလသမာပတ်, ဖလသမာပတ်သည် ပြုပြင်စီရင်အပ်သော ဇီဝိတိန္ဒြေကို။ စတ္တံ၊ စွန့်အပ်ပြီ။ ဝန္တံ၊ ထွေးအန်တော်မူအပ်ပြီ။ မုတ္တံ၊ လွှတ်တော်မူအပ်ပြီ။ ပဟိနံ၊ ပယ်တော်မူအပ်ပြီ။ ပဋိနိဿဋ္ဌံ၊ စွန့်တော်မူအပ် ပြီ။ အာယုသင်္ခါရောကို၊ ဩဿဇ္ဇော၊ အပ်ပြီ။ ဧကံသေန၊ တပါးသော အသို့အား ဖြင့်။ ဝါ၊ စင်စစ်ကေန အမှန်အားဖြင့်။ ဝါစာကို၊ ဘာသိတာ၊ မိန့်တော်မူအပ်ပြီ။ ကိံ၊ ချို။ ဩဿဇ္ဇော၊ နည်း။ ဘာသိတာ၊ နည်း။ “တထာဂတဿ၊ ။ ပရိနိဗ္ဗာနံ၊ သည်။ စိရံ၊ သည်။ န ဘဝိဿတိ၊ လတ္တံ့။ ဣတော-မာသတော၊ မှ၊ တိဏ္ဍံ မာသာနံ၊ တို့၏။ အစ္စယေန၊ ၌။ ဝါ၊ ကြောင့်။ တထာဂတော၊ သည်။ ပရိနိဗ္ဗာယိဿတိ၊ မူလိမ့်

လတ္တံ့”။ ဣတိသို့။ ဩဿဇ္ဇော၊ ပြီ။ ဘာသိတာ၊ ပြီ။ တဉ္စ-ဇိဝိတသင်္ခါရံ သို့လည်း။ တထာဝတော၊ သည်။ ဇိဝိတဟေတု၊ ဇိဝိတိန္ဒြေဟုသောအကြောင်းကြောင့်။ ပုန၊ နောက်ထပ်တဖန်။ ပစ္စာဂမိဿတိ၊ တဖန်ပြန်လာလိမ့်လတ္တံ့။ ဣတိ ဧတံ ဌာနံ၊ ဤအကြောင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ အာနန္ဒန္တော၊ တုံသည်။ အာ၊ လာ လိုက်ခဲ့။ မယံ၊ တို့သည်။ ယာမ၊ သွားကြကုန်စို့။ တနည်း-အာယာမ၊ လာလိုက်ခဲ့ သွားကြကုန်စို့။ တနည်း-အ ယာမ၊ သွားကြကုန်စို့။ ယေန-ဌာနေန၊ မဟာဝနံ၊ မဟာဝန်တောသည်။ အတ္ထိ၊ နိ။ ယေန-ဌာနေန၊ အကြင်တစိတ်သောအရပ်၌။ ကုဋ္ဌာဂါရသာလာ၊ ကုဋ္ဌာဂါရသာလအမည်ရှိသောကျောင်းသည်။ ဝါ၊ ကုဋ္ဌာဂါရသာလအမည်ရှိသော ကျောင်းတိုက်သည်။ ဝါ၊ စုလစ်မွန်းချွန် အထွဋ်ရှိသော စရပ်သဏ္ဍာန်ဆောက်လုပ်အပ်သော ကျောင်းတော်သည်။ ဝါ၊ စုလစ်မွန်းချွန် အထွဋ်ရှိသော စရပ်သဏ္ဍာန် ဆောက်လုပ်အပ်သော ကျောင်းတိုက်သည်။ ဝါ၊ စုလစ်မွန်းချွန် အထွဋ်ရှိသော စရပ်သဏ္ဍာန် ဆောက်လုပ်အပ်သောကျောင်းရှိရာ၏အဖြစ်ကြောင့် ကုဋ္ဌာဂါရသာလ အမည်ရှိသော ကျောင်းတိုက်သည်။ အတ္ထိ၊ နိ။ တေန-ဌာနေန၊ သို့မဟာဝန်တော ကုဋ္ဌာဂါရသာလ အမည်ရှိသောကျောင်းရှိရာအရပ်သို့။ ဥပသင်္ကမိဿာမ၊ ကုန်စို့”။ ဣတိသို့။ အဝေါစ၊ မူပြီ။ (ဧဝံသို့။ ဝုတ္တော၊ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။) အာယသ္မိာ အာနန္ဒော၊ သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ကောင်းလှပါပြီ”။ ဣတိ ခေါ၊ ဤသို့သာလျှင်။

ဘဝဝတော၊ အား။ ပစ္စယောသိ၊ ရှေးရှုနားထောင်ပြီ။ အထ-တသ္မိံ ကာလေ၊ အသျှင်အာနန္ဒာကဝန်ခံရာ ထိုအခါ၌။ ဘဝဝါ၊ သည်။ အာယသ္မိတာ အာနန္ဒေန၊ နှင့်။ သဗ္ဗိံ၊ ကွ။ ယေန-ဌာနေန၊ ၌။ မဟာဝနံ၊ သည်။ အတ္ထိ၊ နိ။ ယေန-ဌာနေန၊ ၌။ ကုဋ္ဌာဂါရသာလာ၊ သည်။ အတ္ထိ၊ နိ။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ မူ၏။ ဥပသင်္ကမိတွာ၊ မူပြီး၍။ အာယသ္မိန္တံ အာနန္ဒံ၊ ကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိနည်း?။ “အာနန္ဒန္တော၊ တုံသည်။ ဝစ္စ၊ သွားချေလော့။ (ဝန္တော၊ သွားပြီး၍။) ယာဝတိကာ၊ အကြင်မျှလောက်အတိုင်းအရှည်ရှိကုန်သော။ ဘိက္ခု၊ တို့သည်။ ဝေသာလိံ၊ ဝေသာလိံပြည်ကို။ ဥပနိဿာယ၊ မှီကြကုန်၍။ ဝိဟရန္တိ၊ နေကြကုန်၏။ သဗ္ဗေ၊ ကုန်သော။ တေ-ဘိက္ခု၊ တို့ကို။ ဥပဋ္ဌာနသာလာယံ၊ ကင်၍တည်ရာဖြစ်သော စရပ်၌။ ဝါ၊ ဆည်းကပ်စားရာဖြစ်သောစရပ်၌။ ဝါ၊ စည်းဝေးရာစရပ်၌။ သဗ္ဗိပါ တေဟိ၊ ကောင်းစွာကျရောက်စေလော့။ ဝါ၊ စည်းဝေးစေလော့”။ ဣတိ သို့။ အာမန္တေသိ၊ မူပြီ။ (ဧဝံ သို့။ ဝုတ္တော၊ သော်။) အာယသ္မိာ အာနန္ဒော၊ သည်။ “ဘန္တေ၊ ဘုရား။ ဧဝံပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ ဘဝဝတော၊ နိ။ ဝစနံ၊ ကို။ ပဋိဿုတွာ၊ ပြီး၍။ ယာဝတိကာ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ ဝေသာလိံ၊ ကို။ ဥပနိဿာယ၊ ကုန်၍။ ဝိဟရန္တိ၊ ကုန်၏။ သဗ္ဗေ၊ ကုန်သော။ တေ-ဘိက္ခု၊ တို့ကို။ ဥပဋ္ဌာနသာလာယံ၊ ၌။ သဗ္ဗိပါတေတွာ၊ ပြီး၍။ ယေန-ဌာနေန၊ ၌။ ဘဝဝါ၊ သည်။ အတ္ထိ၊ နိ။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ နိ။ ဥပသင်္ကမိတွာ၊ မူပြီး၍။ ဘဝဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ၍။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ အဋ္ဌာသိ၊ နိ။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ ဋ္ဌိတာ ခေါ၊ သော။ အာယသ္မိာ အာနန္ဒော၊ သည်။ ဘဝဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ဘုရား။ ဘိက္ခု

သံသော၊ သည်။ သန္တိပတိတော၊ ပါပြီ။ တန္တေ၊ တုရား။ ဒါနိ၊ ဌ။ ယဿ-ဝမနဿ၊ ၎်။ ကာလံ၊ ကို။ တဂဝါ၊ သည်။ မညသိ၊ မူပါ၏။ တဿ-ဝမနဿ၊ ၎်။ ကာလံ၊ ကို။ တဂဝါယော၊ သည်သာလျှင်။ ကရောတု၊ မူပါလော့”။ ဣတိ၊ သို့။ အဝေါ၊ ဧ၊ ပြီ။

၁၈၄။ အထ-တသ္မိ’ ကာလော၊ အသျှင်အာနန္ဒာကလျောက်ရာ ထိုအခါ၌။ တဂဝါ၊ သည်။ ယေန-ဋ္ဌာနေန၊ ၌။ ဥပဋ္ဌာနသာလာ၊ သည်။ အတ္ထိ၊ ၎်။ တေန-ဋ္ဌာနေန၊ သို့။ ဥပသင်္ကမိ၊ မူ၏။ ဥပသင်္ကမိတွာ၊ မူပြီး၍။ ပညတ္ထော၊ သော။ အာသနေ၊ ၌။ နိသိမိ၊ မူ၏။ နိသဇ္ဇ ခေါ၊ မူပြီး၍သာလျှင်။ တဂဝါ၊ သည်။ တိက္ခ၊ တို့ကို။ အာမန္တေသိ၊ မူပြီးကိ’ သို့။ အာမန္တေသိနည်း’။ “တိက္ခဝေ၊ တို့။ (ယသ္မာ၊ ကြောင့်။ မယှံ၊ ၎်။ ပရိနိဗ္ဗာနကာလော၊ ပရိနိဗ္ဗာန်စံရာအခါသည်။ အာသန္ဓောနိးကပ်တော်မူပြီ။) [တသ္မာ-အဘွက် အနိယတ်ထည့်သည်။] တသ္မာ၊ ကြောင့်။ ယေ တေ ဓမ္မာ၊ အကြင်တရားတို့ကို။ မယာ၊ ငါတုရားသည်။ အတိညာ၊ ထူးသောဉာဏ်ဖြင့်သိ၍။ ဒေသိတာ၊ ဟောတော်မူအပ်ကုန်ပြီ။ တေ-ဓမ္မာ၊ ထိုတရားတို့ကို။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ အာသေဝိယမာနေသု၊ မှီဝဲအပ်ကုန်သည်ရှိသော်။ ဣဒံ မြဟ္မစရိယံ၊ ဤ သိက္ခာတို့၏ သုံးပါးတို့၏ အပေါင်းဖြင့် သဂြိုဟ်ရေတွက်အပ်သော သာသနမြဟ္မစရိယသည်။ ဝါ၊ ဤသိက္ခာတို့၏ သုံးပါးတို့၏ အပေါင်းဖြင့် သဂြိုဟ်ရေတွက်အပ်သော သာသနာတော်ဟုဆိုအပ်သော မြတ်သောအကျင့်သည်။ အဒ္ဓနိယံ၊ အရှည်ခံသည်။ ဝါ၊ ရှည်သောအခွန်သို့ရောက်နိုင်သည်။ စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်းရှိသည်။ ဝါ၊ ကြာမြင့်စွာသော ကာလပတ်လုံး တည်ခြင်းရှိသည်။ ဝါ၊ ကြာမြင့်စွာသော တည်ခြင်းရှိသည်။ အဿ၊ ဖြစ်ရာ၏။ တံ-စိရဋ္ဌာနံ၊ ထိုသာသန မြဟ္မစရိယ၏ကြာမြင့်စွာ တည်ခြင်းသည်။ ဝါ၊ ထိုကြာမြင့်စွာတည်သော သာသနမြဟ္မစရိယသည်။ ဗဟုဇနဟိ ဘာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ သောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ပရမတ္ထနိဗ္ဗာန် အကျိုးငှါလည်းကောင်း။ ဟိတာယ၊ ဖိုလ်အကျိုးငှါဖြစ်သော မဂ်အကျိုးငှါလည်းကောင်း။ သုခါယ၊ ဇလသမာပတ်ချမ်းသာအကျိုးငှါလည်းကောင်း။ အဿ၊ ရာ၏။ တထာ၊ ထို သာသန မြဟ္မစရိယ၏ ကြာရှည်လေးမြင့်စွာ တည်နိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ ဝေါ၊ သင်ချစ်သားတို့သည်။ သာဓုကံ၊ ရိုသေလေးမြတ် တင်းကြပ်မြဲမြံစွာ။ ဝါ၊ ငါတုရား၏ အမိန့်တော်အာဏာဖြင့်။ ဝါ၊ ကောင်းစွာ။ ဥဂ္ဂဟေတွာ၊ သင်ယူကြကုန်ပြီး၍။ အာသေဝိတဗ္ဗာ၊ မှီဝဲအပ်ကုန်၏။ ဘာဝေတဗ္ဗာ၊ ဖြစ်စေအပ်ကုန်၏။ ဝါ၊ ပွားစေအပ်ကုန်၏။ ဗဟုလိကာတဗ္ဗာ၊ မများသော်လည်း များသကဲ့သို့ပြုအပ်ကုန်၏။ ဝါ၊ ကြိမ်ဘန်များစွာ အလေ့အလာပြုအပ်ကုန်၏။ တိက္ခဝေ၊ တို့။ ယေ ဓမ္မာ၊ တို့ကို။ ယထာ၊ အားဖြင့်။ အာသေဝိယမာနေသု၊ ကုန်သည်ရှိသော်။ ဣဒံ-မြဟ္မစရိယံ၊ သည်။ အဒ္ဓနိယံ၊ သည်။ စိရဋ္ဌိတိကံ၊ သည်။ အဿ၊ ရာ၏။ တံ-စိရဋ္ဌာနံ၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ သောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ အဿ၊ ရာ၏။ တထာ၊ အားဖြင့်။ ဝေါ၊ တို့သည်။ သာဓုကံ၊ စွာ။ ဥဂ္ဂ

ဟောဘွဲ့၊ ကုန်၍။ အာသေဝိတဗ္ဗာ၊ ကုန်၏။ ဗဟုလိကာတဗ္ဗာ၊ ကုန်၏။ မယာ၊ သည်။ အဘိညာ၊ မူ၍။ ဒေသိတာ၊ ကုန်သော။ တေ ဓမ္မာ၊ တို့သည်။ ကတမေ၊ အဘယ်သည်တို့နည်း။ သေယျထိဒံ၊ ထိုငါဘုရား ဟောတော် မူအပ်ကုန်သော တရားတို့ဟူကုန်သည် အဘယ်သည်တို့နည်း။

တနည်း။ ။တေ ဓမ္မာ၊ ထိုငါဘုရားဟောတော်မူအပ်ကုန်သော တရားတို့ဟူကုန် သည်။ သေယျထိဒံ၊ အဘယ်သည်တို့နည်း။

တနည်း။ ။ဣဒံ-ဣမေ ဓမ္မာ၊ ဤငါဘုရားဟောတော်မူအပ်ကုန်သော တရားတို့ ဟူကုန်သည်။ သေယျထာ၊ အဘယ်သည်တို့နည်း။ စတ္တာရော၊ လေးပါးကုန်သော။ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့လည်းကောင်း။ စတ္တာရော၊ ကုန်သော။ သမ္ပပ္ပဓာနာ၊ တို့လည်းကောင်း။ စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ တို့လည်းကောင်း။ ပဉ္စ၊ ကုန်သော။ ဣန္ဒြိယာနိ၊ တို့လည်းကောင်း။ ပဉ္စ၊ ကုန်သော။ ဗလောနိ၊ တို့လည်းကောင်း။ သတ္တ၊ ကုန်သော။ ဗောဇ္ဈင်္ဂါ၊ တို့လည်းကောင်း။ အရိယော၊ ကိလေသာမြှူမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော။ ဝါ၊ ကိလေသာတည်းဟူသောရန်သူတို့၏ ကင်းကြောင်း ဖြစ်သော။ အဋ္ဌဂီကော၊ ရှစ်ပါးသောအင်္ဂါရှိသော။ မဂ္ဂေါ၊ ဂေါလည်းကောင်း။ ဣတိ- ဣမေ ဤသည်တို့ပင်တည်း။ ဘိက္ခဝေ၊ တို့။ ယေ ဓမ္မာ၊ တို့ကို။ ယထာ၊ အားဖြင့်။ အာသေဝိယမာနေသု၊ ကုန်သည်ရှိသော်။ ဣဒံ မြဟ္မစရိယံ၊ သည်။ အဒ္ဓနိယံ၊ သည်။ စိရဋ္ဌိတိကံ၊ သည်။ အဿ၊ ရာ၏။ တံ-စိရဋ္ဌာနံ၊ သည်။ ဗဟုဇနဟိတာယ၊ ငှါလည်း ကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္တာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ အဿ၊ ရာ၏။ တထာ၊ အားဖြင့်။ ဝေါ၊ တို့သည်။ သာဓုကံ၊ ဖြင့်။ အာသေဝိတဗ္ဗာ၊ ကုန်၏။ ဘာဝေတဗ္ဗာ၊ ကုန်၏။ ဗဟုလိကာတဗ္ဗာ၊ ကုန်၏။ မယာ၊ သည်။ အဘိညာ၊ ၍။ ဒေသိတာ၊ ကုန်သော။ တေ ဓမ္မာ၊ တို့သည်။ ဣမေ ခေါ၊ ဤသုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့သာလျှင်တည်း။ ။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။

၁၀၅။ အထ-ပစ္ဆာ၊ မိန့်တော်မူပြီးရာကာလမှနောက်၌။ တဝ ဝါ၊ သည်။ ဘိက္ခူ၊ တို့ကို။ အာမန္တေသိ၊ မူပြန်ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “ဘိက္ခဝေ၊ တို့။ အဟံ၊ သည်။ ဟန္တ၊ အစဉ်တိုးကျော် တန်းခိုးပေါ်အောင် နှိုးဆော်တိုက်တွန်း လမ်း ညွှန်းတော်မူပေအံ့။ ဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ အဟံ၊ သည်။ ဝေါ၊ တို့ကို။ အာမန္တယာမိ၊ မိ၊ တနှစ်ပါး ဆုံးစကားကို မှာထားသောနှယ် ထုံးစံရွယ်၍ နာ ဘွယ်ထူးထွေ သီစေတော်မူခဲ့ပေအံ့။ သင်္ခါရာ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူ သော လေးပါးသောအကြောင်းတရားတို့သည် ပေါင်း၍ပြုပြင် စီရင်အပ်ကုန်သော တေဘူမက သင်္ခါရတို့သည်။ ဝယဓမ္မာ၊ ပျက်ခြင်းသဘောရှိကုန်၏။ ဝါ၊ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောရှိကုန်၏။ (အယံ ပဋိပဒါ၊ “ဝယဓမ္မာသင်္ခါရာ”ဟူသော ဤအကျင့် သည်။ စတုသစ္စကမ္ပဋ္ဌာနာမိဋ္ဌာနာ၊ စတုသစ္စကမ္ပဋ္ဌာန်းဟူသော တည်ရာရှိသော။ အဝိပရိတနိဗ္ဗာနဝါမိနိပဋိပဒါ၊ ဧျော်ယွင်း မတောက်ပြန်သော နိဗ္ဗာန်သို့ရောက်

ကြောင်း အကျင့်ကောင်းပေတည်း။ စတုသစ္စကမ္မဋ္ဌာနာဓိဋ္ဌာနာယ၊ စတုသစ္စကမ္မဋ္ဌာန်း ဟူသော တည်ရာရှိသော။ တာယ အဝိပရိတနိဗ္ဗာနဂါမိနိပဋိပဒါယ၊ ထိုမချွတ်ယွင်း မဘောက်ပြန်သောနိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်းနှင့်။ ဝါ၊ ကို။ တုမှော သင်ချစ်သားတို့သည်။) အပ္ပိမာဒေန၊ မမေ့မလျော့ကြောင်းဖြစ်သောသတိဖြင့်။ ဝါ၊ မေ့မလျော့ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သောသတိဖြင့်။ သမ္မာဒေထ၊ ပြည့်စုံစေကြကုန် လော့။

တနည်း။ ။(ယသ္မာကြောင့်။) သင်္ခါရာကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော လေးပါးသောအကြောင်းတရားတို့သည် ပေါင်း၍ပြုပြင်စီရင်အပ်ကုန်သော တေဘူ မက သင်္ခါရတို့သည်။ ဝယဓမ္မာ၊ ပျက်ခြင်းသဘောရှိကုန်၏။ ဝါ၊ ဖြစ်ခြင်း၊ ပျက်ခြင်း သဘောရှိကုန်၏။ (တသ္မာကြောင့်။) တုမှော တို့သည်။ သိက္ခတ္တယသင်္ဂဟိတာယ။ သိက္ခာတို့၏ သုံးပါးတို့၏ အပေါင်းဖြင့် သင်္ဂြိုဟ်ရေတွက်အပ်သော။ သာသနသင်္ခါ တာယ၊ သာသနာတော်ဟုဆိုအပ်သော။ သမ္မာပဋိပတ္တိယာ၊ ကောင်းမြတ်သော အကျင့်နှင့်။ ဝါ၊ ကို။) အပ္ပိမာဒေန၊ ဖြင့်။ သမ္မာဒေထ၊ ကုန်လော့။ တထာဂတဿ၊ ။ ပရိနိဗ္ဗာနံ၊ သည်။ စိရံ၊ သည်။ န တဝိဿတိ၊ လတ္တံ့။

☰

တနည်း။ ။တထာဂတဿ၊ ။ ပရိနိဗ္ဗာနံ၊ သည်။ န စိရံ၊ သည်။ တဝိဿတိ၊ လတ္တံ့။ ဣတော-မာသတော၊ မှ။ တိတ္ထံ မာသာနံ၊ တို့၏။ အစ္စယေန၊ ဌ။ ဝါ၊ ကြောင့်။ တထာဂတော၊ သည်။ ပရိနိဗ္ဗာယိဿတိ၊ မူလိမ္မိလတ္တံ့။ ။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြန်ပြီ။ ဘဂဝါ၊ သည်။ ဣဒံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ သုဂတော၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော။ သတ္တံ၊ သည်။ ဣဒံ-ဝစနံ၊ ကို။ ဝတွာန၊ မူပြီး၍။ အထ-ပစ္စံ၊ မိန့်တော်မူပြီးရာကာလမှနောက်၌။ ဧဝံ-ဂါထာဗန္ဓု၊ ဤ တဒတ္ထဒီပက ဂါထာဗန္ဓုကို။ အဝေါစ၊ မူပြန်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။

သိက္ခဝေါ၊ ရဟန်းတို့။ မယံ၊ ဝါတုရား၏။ ဝယော၊ အယွယ်တော်သည်။ ပရိပတ္တော၊ ရှစ်ဆယ်မြင့်လျက် နေခွင့်ပျက်အောင် ရင့်ကျက်တော်မူခဲ့လေပြီ။ မမာ၊ ဝါတုရား၏။ ဇိဝိတံ၊ ဇိဝိတိန္ဒြေတော်သည်။ ဝါ၊ အသက်တော်သည်။ ပရိတ္တံ၊ တားဆီးမရ တရားနည်းအကျဖြင့် အားနည်းလှချေပြီ။ ဝေါ၊ သင်ချစ်သား တို့ကို။ ပဟာယ၊ အဓိကသာ။ စွန့်သောလားသို့ စွန့်ထားတော်မူခဲ့၍။ ဝမိဿာမိ၊ အမြက်စခန်း နိဗ္ဗာန်သောင်တဘက်ကမ်းသို့ ကြွလှမ်းတော်မူရပေတော့အံ့။ မမာ၊ ဝါတုရားသည်။ အတ္ထိနေ၊ ကိုယ်တော်၏။ သရဏံ၊ ကိုးကွယ်ရာကို။ ကတံ၊ သင်္ချေလေးလွှာ သိန်းကပ္ပါက ကောင်းစွာပြုတော်မူအပ်ပြီ။ ဝါ၊ ဗောဓိ ညောင်ပင် ရှေ့ပလ္လင်ဝယ် လေးအင်သစ္စာ သိစဉ်ခါက ကောင်းစွာပြုတော် မူအပ်ပြီ။

(တုမှော သင်ချစ်သားတို့သည်။) အပ္ပိမတ္တာ၊ မမေ့မလျော့ကြကုန်သည်။ သတိမန္တော၊ သတိရှိကြကုန်သည်။ သုသီလာ၊ ကောင်းသောသီလရှိကြကုန် သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ သုသမာဟိတသင်္ဂဟိ၊ ကောင်းစွာ အာရုံ၌ထားအပ်သော ကောင်းသော အကြံရှိကြကုန်သည်။ (ဟုတွာ၊ ကုန်၍။)

သစ်ထွံ၊ မိမိစိတ်ကို။ အနုရက္ခထ၊ မကျိုးမပေါက် ကိလေသာသုခိုးမရောက်
အောင် စောင့်ရှောက်ရန်ကြံကုန်လော့။

ဣမသ္မိံ ဓမ္မဝိနယေ၊ ဤတရားသဖြင့် ဆုံးမရာဖြစ်သော ငါတုရားသာသနာ
တော်၌။ ယော-ကုလပုတ္တော၊ အကြင်အမျိုးကောင်းသားသည်၊ အပ္ပမတ္တော၊
မမေ့မလျော့သည်။ (ဟုတ္တော၊ ။) ဝိဟဿတိ၊ *နေနိုင်လိမ့်လတ္တံ့။ (သော
ကုလပုတ္တော၊ သည်။) ဇာတိသံသာရံ၊ ခန္ဓာ၊ အာယတန၊ ဓာတ်တို့၏ ဥပါဒ်၊
ဦး၊ တင် အစဉ်မပြတ် ဖြစ်ခြင်းဟုဆိုအပ်သောသံသရာကို။ ပဟာယ၊ ပယ်စွန့်ခဲ့
၍။ ဒုက္ခဿ၊ တောဘူမက ဝဋ်ဒုက္ခ၏။ အန္တိ၊ ဆုံးရာဖြစ်သော နိဗ္ဗာန်ကို။
ကရိဿတိ၊ မျက်မှောက်ပြုရလိမ့်လတ္တံ့။”။

ဣတိ၊ ဤသို့။ အဝေါစ၊ ပြန်ပြီ။ ဣတိ၊ ဤတွင် တတိယဘာဏဝါရကိုဆိုရန် စကား
ရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

တတိယံ၊ သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော။ ဘာဏဝါရံ၊
ဘာဏဝါရသည်။ နိဗ္ဗိတံ၊ ပြီးပြီ။

နာဂါပလောကိတ

၁၀၆။ အထ-တသ္မိံ ကာလေ၊ ဝေသာလိပြည်ဝယ် နေတော်မူရာ ထိုအခါ၌။
ဘဝဝါ၊ သည်။ ပုဗ္ဗဏှသမယံ၊ နေ့၏ ရှေးအဘို့ဖြစ်သောအခါ၌။ ဝါ၊ နေ့၏ရှေးအဘို့
ဖြစ်သောအခါတွင် တပါးသောခဏပတ်လုံး။ နိဝါသေတွာ၊ သင်းပိုင်ကို ထက်၊
အောက်ပြောင်းပြန် ပြန်လှန်ဝယ်တော်မူပြီး၍။ ပတ္တစိဝရံ၊ ကို။ အာဒါယ၊ မူ၍။ ဝေ
သာလိံ၊ သို့။ ဝိဏ္ဏာယ၊ ဆွမ်းအလို့ငှါ။ ပါဝိသိ၊ ဝင်တော်မူပြီးဝေသာလိယံ၊ ၌။ ဝိဏ္ဏာ
ယ၊ ငှါ။ စရိတွာ၊ မူပြီး၍။ ပစ္ဆာဘတ္တံ၊ ၌။ ဝိဏ္ဏပါတပဋိက္ကန္တော၊ သည် ။ ဟုတွာ၊ မူ၍။
ဝေသာလိံ၊ ကို။ နာဂါပလောကိတံ၊ ဆင်၏ကြည့်ခြင်းနှင့်တူသော ကြည့်ခြင်းကို။
ကတွာ၊ မူ၍။ အပလောကေတွာ၊ ကြည့်တော်မူပြီး၍။ တနည်း-နာဂါပလောကိတံ၊
ဆင်၏ကြည့်ခြင်းနှင့်တူသော ကြည့်ခြင်းဖြင့်။ အပလောကေတွာ၊ ကြည့်တော်မူပြီး၍။
အာယသ္မန္တံ အာနန္တံ၊ ကို။ အာမန္တေသိ၊ မူပြီးကို။ သို့။ အာမန္တေသိ၊ နည်း?။ “အာနန္တံ၊
န္တာ။ တထာဂတဿ၊ ။ ဝေသာလိယာ၊ ကို။ ဣဒံ ဒဿနံ၊ ဤကြည့်ရှုတော်မူခြင်း
သည်။ ပစ္ဆိမကံ၊ နောက်ဆုံးဖြစ်သော။ ဒဿနံ၊ သည်။ ဘဝိဿတိ၊ လတ္တံ့။ အာနန္တံ၊
န္တာ။ အာယာမ၊ လာလိုက်ခဲ့ သွားကြကုန်စို့။ ယေန- ဌာနေန၊ ၌။ ဘဏ္ဍဂါမေ၊
ဘဏ္ဍရွာသည်။ အတ္ထိ၊ ။ တေန- ဌာနေန၊ ထိုဘဏ္ဍရွာရှိရာအရပ်သို့။ ဥပသင်္ဂံ၊ သော

* မှတ်ချက်။ ။ [ဤတတိယဂါထာဝယ် ဒုတိယပဒ ဒုတိယ ပုဒ်အရာ၌
ဝိဟဿတိဟု၍၎င်း၊ ဝိဟိဿတိဟု၍၎င်း ပါဠိနှစ်ထွေရှိကြရာ ဝိဟဿတိ-ဟု
သော ပါဠိသာ-ဝိဟရဿ ဟ။ ။ ဝိပုဗ္ဗဿ ဟရောတုဿ ဟဗ္ဗဇ္ဇာဒေသော
ဟောတိ ဝါဿတိမှိ ဝိဘတ္တိယံ။ အပ္ပမတ္တော ဝိဟဿတိ-ဟုသော အာ
ချာတ် သုတ္တမာလာသဒ္ဒနိတိနှင့်ညီ၏။]

ပညာ၊ ထိုပညာကို။ အနုဗုဒ္ဓါ၊ အပ်ပြီ။ ပဋိဝိဒ္ဓါ၊ အပ်ပြီ။ အရိယာ၊ သော။ သာ အယံ
 ဝိမုတ္တိ၊ ထိုဝိမုတ္တိကို။ အနုဗုဒ္ဓါ၊ အပ်ပြီ။ ပဋိဝိဒ္ဓါ၊ အပ်ပြီ။ ဘဝတဏှာကို။ ဥစ္ဆိန္ဒာ၊
 အပ်ပြီ။ ဘဝနေတ္ထိ၊ သည်။ ခိဏာ၊ ကုန်ပြီ။ ဒါနိ၊ ဌ။ ပုနုဗ္ဗဝေါ၊ သည်။ နတ္ထိ၊ မရှိတော့ပြီ။
 “ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ [စတုန္ဒံ ဘိက္ခဝေ-အစရှိသောပါဌ်များကို ဒုတိယ
 ဘာဏဝါရတွင် ပြည့်ပြည့်စုံစုံယောဇနာခဲ့ပြီ။] ဘဂဝါ၊ သည်။ ဣဒံ-ဝစနံ၊ ကို။
 အဝေါစ၊ မူပြီ။ သုဂတော၊ သော။ သတ္တာ၊ သည်။ ဣဒံ-ဝစနံ၊ ကို။ ဝတ္တာန၊ မူပြီး၍။
 အထ-ပစ္စာ၊ ဌ။ အပရံ၊ သော။ ဧတံ-ဂါထာပန္နံ၊ ဤ တဒတ္ထဒိပကဝါသာမန္တကို။
 အဝေါစ၊ ပြန်ပြီ။ ကိ၊ သို့။ အဝေါစ၊ နည်း?။

“အနုတ္တရံ၊ မိမိကိုလွန်သော သီလမရှိသော။ [လိင်ပြင်၍လိုက်စပ်သည့်၊
 နောက်နောက်သောပုဒ်များလည်း ဤနည်းချည်းသာ။] သီလံ၊ သီလကိုလည်း
 ကောင်း။ အနုတ္တရော၊ မိမိကိုလွန်သော သမာဓိမရှိသော။ သမာဓိ စ၊ သမာဓိ
 ကိုလည်းကောင်း။ အနုတ္တရော၊ မိမိကိုလွန်သောပညာမရှိသော။ ပညာ စ၊ ပညာ
 ကိုလည်းကောင်း။ အနုတ္တရော၊ မိမိကိုလွန်သော ဝိမုတ္တိမရှိသော။ ဝိမုတ္တိ စ၊ ဝိမုတ္တိ
 ကိုလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးပါးကုန်သော။ [ထည့်စပ်
 သည်။] ဣမေဓမ္မာ၊ ဤတရားတို့ကို။ ယသံသိနာ၊ များသော အရှိန်အစော်
 အကျော်အစော အခြံအရံရှိတော်မူသော။ ဂေါတမေန၊ ဂေါတမန္တယ်ဘွား
 ဝါဘုရားသည်။ အနုဗုဒ္ဓါ၊ အစဉ်သင့်သိတော်မူအပ်ကုန်ပြီ။

ဣတိ၊ ဤသို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ဒုက္ခဿ၊ တောဘူမကဝဋ်ဒုက္ခ
 ၏။ အန္တကရော၊ အဆုံးကိုပြုတော်မူတတ်သော။ ဝါ၊ ဆုံးရာဖြစ်သောနိဗ္ဗာန်ကို
 မျက်မှောက်ပြုတော်မူတတ်သော။ သတ္ထံ၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော။
 စက္ခုမာ၊ ဗုဒ္ဓ၊ ဓမ္မ သမန္တနှင့် ဒိဗ္ဗ၊ မိသာ ဤငါးဖြာသောစက္ခုရှိတော်မူသော။
 ပရိနိဗ္ဗာတော၊ ကိလေသာပရိနိဗ္ဗာန်စံတော်မူပြီးသော။ ပုဗ္ဗေ၊ မြတ်စွာဘုရား
 သည်။ အဘိညာ၊ ထူးသောဉာဏ်ဖြင့်သိတော်မူ၍။ ဘိက္ခုနံ၊ ရဟန်းတို့အား။
 ဓမ္မံ၊ တရားကို။ အက္ခာသိ၊ ဟောတော်မူပြီ”။ ဣတိ၊ သို့။ အဝေါစ၊ မူပြန်ပြီ။

ဘဂဝါ၊ သည်။ တတြာပိ-တသ္မိံ ဘဏ္ဍုဂါမေပိ၊ ဌလည်း။ ဝိဟရန္တော၊ မူသည်
 ရှိသော်။ ဘိက္ခုနံ၊ တို့အား။ ဓမ္မိံ၊ သော။ တေဒေဝ ကထံ၊ ကိုသာလျှင်။ ဗဟုလံ၊ စွာ။
 ကရောတိ၊ မူ၏။ ကိ၊ သို့။ ကရောတိ၊ နည်း?။ “သီလံ၊ သည်။ ဣတိ၊ ရှိ၏။ သမာဓိ၊
 သည်။ ဣတိ၊ ၏။ ပညာ၊ သည်။ ဣတိ၊ ၏။ သီလပရိဘာဝိတော၊ သော။ သမာဓိ၊ သည်။
 မဟာပူလော၊ သည်။ မဟာနိသံသော၊ သည်။ ဟောတိ၊ ၏။ သမာဓိပရိဘာဝိတာ၊ သော။
 ပညာ၊ သည်။ မဟာပူလော၊ သည်။ မဟာနိသံသာ၊ သည်။ ဟောတိ၊ ၏။ ပညာပရိဘာ
 ဝိတံ၊ သော။ ဝိတ္တံ၊ သည်။ သမ္မဒေဝ၊ သာလျှင်။ အာသဝေတိ၊ တို့မှ။ ဝိမုတ္တိ၊ ၏။
 တေ အာသဝါ၊ ထိုအာသဝေါတရားတို့ဟူကုန်သည်။ သေယျံ၊ ထိဒံ၊ တို့နည်း။ ကာမာ
 သဝါ၊ မှလည်းကောင်း။ ဘဝါ၊ သဝါ၊ မှလည်းကောင်း။ အဝိဇ္ဇာသဝါ၊ မှလည်းကောင်း။
 ဝိမုတ္တိ၊ ၏။ ဣတိ-ဣမေ၊ တို့ပင်တည်း”။ ဣတိ၊ သို့။ ကရောတိ၊ ၏။

စတုမဟာပဒေသကထာ

၁၈၇။ အထ-ပစ္စာဘဏ္ဍာရွာဝယ် နေတော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါသည်။ ဘဏ္ဍာဂါမေ ဤ။ ယထာဘိရန္တံ။ အကြင်အကြင် အလိုတော်အတိုင်း။ ဝါ။ အလိုတော်အားလျော်စွာ။ ဝိဟရိတွာ၊ မူပြီး၍။ အာယသ္မန္တံ အာနန္ဒကို။ အာမန္တေသိ၊ မူပြီး ကိံသို့။ အာမန္တေသိ၊ နည်း?။ “အာနန္ဒန္တာ။ တံ။ သည်။ အာ၊ လော့။ မယံ၊ တို့သည်။ ယာမ၊ ကုန်စို့။ ယေန-ဌာနေန၊ ဤ။ ဟတ္ထိဂါမော၊ ဟတ္ထိရွာသည်။ အတ္ထိ၊ ဧ။ တေနပသင်္ကမိဿာမာတိ၊ “ဧဝံ ဘန္တေ”တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပစ္စယောသိ၊ အထ ခေါ ဘဂဝါ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ယေန ဟတ္ထိဂါမော၊ တဒဝသရိ၊ တတြာပိသုဒံ ဘဂဝါ ဟတ္ထိဂါမေ ဝိဟရတိ၊ တတြာပိ သုဒံ ဘဂဝါ ဟတ္ထိဂါမေ ဝိဟရန္တော တေဒေဝ မဟုလံ ဘိက္ခုနံ ဓမ္မိံ ကထံ ကရောတိ “ဣတိ သီလံ၊ ဣတိ သမာဓိ၊ ဣတိ ပညာ။ သီလပရိဘာဝိတော သမာဓိမဟပ္ပလော ဟောတိ မဟာနိသံသော၊ သမာဓိပရိဘာဝိတာ ပညာမဟပ္ပလာ ဟောတိ မဟာနိသံသာ။ ပညာပရိဘာဝိတံ စိတ္တံ သမ္ပဒေဝအာသဝေဟိ ဝိမုစ္ဆတိ။ သေယျထိဒံ၊ ကာမာသဝါ ဘဝါသဝါ အဝိဇ္ဇာသဝါ”တိ။ အထ ခေါ ဘဂဝါ ဟတ္ထိဂါမေ ယထာဘိရန္တံ ဝိဟရိတွာ အာယသ္မန္တံ အာနန္ဒ အာမန္တေသိ၊ မူပြီး ကိံသို့။ အာမန္တေသိ၊ နည်း?။ [ပေယျလဘော်ခဲ့သည်၊ နောက်ဖြစ်သောအမ္မဂါမ အစရှိသည်ကိုလည်း ဤနည်းမှီး၍ဘော်ရမည်။] “အာနန္ဒန္တာ။ အာယာမ၊ ကုန်စို့။ ယေန-ဌာနေန၊ ဤ။ အမ္မဂါမော၊ အမ္မရွာသည်။ အတ္ထိ၊ ဧ။ ပ။ ယေန-ဌာနေန၊ ဤ။ ဇမ္မဂါမော၊ ဇမ္မရွာသည်။ အတ္ထိ၊ ဧ။ ပ။ ယေန-ဌာနေန၊ ဤ။ ဘောဂနဝရံ၊ ဘောဂမြို့သည်။ အတ္ထိ၊ ဧ။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိဿာမ၊ ကုန်စို့။”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီး (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။) အာယသ္မာအာနန္ဒော သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါဠိ”။ ဣတိ ခေါ၊ သို့သာလျှင်။ ဘဂဝတော၊ အား။ ပစ္စယောသိ၊ ပြီ။ အထ-တသ္မိံ ကာလေ၊ ဤ။ ဘဂဝါ၊ သည်။ မဟတာ၊ သော။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ ယေန- ဒိသာဘာဝေန၊ ဖြင့်။ ဘောဂနဝရံ၊ သို့။ အဝသရိတဗ္ဗိ၊ အပ်၏။ တံ-ဒိသာဘာဝံ၊ ဖြင့်။ ဘောဂနဝရံ၊ သို့။ အဝသရိ၊ မူပြီး။ ဘဂဝါ၊ သည်။ တတြ-တသ္မိံ ဘောဂနဝရေ၊ ဤ။ သာနန္ဒရေ၊ သော။ စေတိယေ၊ ဤ။ ဝိဟရတိ၊ မူ၏။ ဘဂဝါ၊ သည်။ တတြ-တသ္မိံ စေတိယေ၊ ထိုသာနန္ဒရစေတီ၌။ တနည်း-ဘတြ-တသ္မိံ ဝိဟရဏသမယေ၊ သာနန္ဒရစေတီဝယ် နေတော်မူရာ ထိုအခါ၌။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ မူပြီး ကိံသို့။ အာမန္တေသိ၊ နည်း?။ “ဘိက္ခုဝေ၊ တို့။ အဟံ၊ သည်။ စတ္တာရော၊ လေးပါးကုန်သော။ ဣမေ မဟာ ပဒေသေ၊ ဤမဟာပဒေသတို့ကို။ ဝါ၊ ဤမြတ်သောတရားတို့ကို ညွှန်ပြရာဖြစ်သော အရပ်တို့ကို။ ဝါ၊ ဤမြတ်သောတရားတို့ကို တည်စေရာ အရပ်တို့ကို။ ဝါ၊ ဤမြတ်သော ညွှန်ပြအပ်သော ပုဂ္ဂိုလ်ရှိရာဖြစ်သော အကြောင်းတို့ကို။ ဝါ၊ ဤမြတ်သော ညွှန်ပြ အပ်သော ဗုဒ္ဓ၊ သံဃ၊ သမ္မဟုလတ္ထေရ၊ ကေတ္ထေရ-ဟူသော ပုဂ္ဂိုလ်ရှိရာဖြစ်သော အကြောင်းတို့ကို။ ဒေသေသာမိ၊ မကျယ်မပွား အကျဉ်းအားဖြင့် ဟောထားတော်

မူခဲပေအံ။ တုမှေတို့သည်။ တံ-ဓမ္မဒေသနံ၊ ထိုမဟာပဒေသတရားဒေသနာတော်ကို။ သုဏာထ၊ အာရုံမြားမြောင် ကြားမချောင်ဘဲ နားထောင်ကြကုန်လော့။ သာဓုကံ၊ ရိုသေလေးမြတ် တင်းကြပ်မြဲမြဲစွာ။ ဝါ၊ ငါဘုရား၏ အမိန့်တော်အာဏာဖြင့်။ ဝါ၊ ကောင်းစွာ။ မနသိကရောထ၊ နှလုံးသွင်းကြကုန်လော့။ အဟံ၊ သည်။ ဘာသိသာမိ၊ သတ္တနိကာယ် များသိလွယ်အောင် အကျယ်အားဖြင့် ဟောထားတော်မူပေအံ့။”

ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။) တေ ဘိက္ခု၊ တို့သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ်၊ သို့သာလျှင်၊ ဘဂဝတော၊ အား။ ပစ္စုသော သုံ၊ ကုန်ပြီ။ ဘဂဝါ၊ သည်။ ဧတံ-ဝစနံ၊ ကို၊ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။

ဘဂဝ။ “ဘိက္ခဝေ၊ တို့။ ဣဓ-ဣမသ္မိံ သာသနော၊ ဤငါဘုရားသာသနာတော်၌။ ဘိက္ခု၊ သည်။ ဧဝံ၊ သို့။ ဝဒေယျ၊ ပြောဆိုငြားအံ့။ ကိံ၊ သို့။ ဝဒေယျ၊ ပြောဆိုရာ သနည်း?။ “အာဝုသော၊ ငါ့ရှင်တို့။ မေ၊ အကျွန်ုပ်သည်။ ဧတံ-ဝစနံ၊ ကို၊ ဘဂဝ တော၊ ၏။ သမ္ပ၊ ခါ၊ မျက်မှောက်တော်၌။ သုတံ၊ အပ်ပါပြီ။ ဘဂဝတော၊ ၏။ သမ္ပ၊ ခါ၊ ၌။ ပဋိဂ္ဂဟိတံ၊ နာခံမှတ်သားအပ်ပါပြီ။ ကိံ၊ သို့။ သုတံ၊ နည်း။ ပဋိဂ္ဂဟိတံ၊ နည်း?။ “အယံ၊ ဤသည်ကား။ ဓမ္မော၊ ဓမ္မပေတည်း။ အယံ၊ ဤသည်ကား။ ဝိနယော၊ ဝိနည်း ပေတည်း။ ဣဒံ-သာသနံ၊ ဤအဆုံးအမတော်သည်။ သတ္ထု၊ ၏။ သာသနံ၊ အဆုံး အမတော်ပေတည်း။” ဣတိ၊ သို့။ သုတံ၊ ပါပြီ။ ပဋိဂ္ဂဟိတံ၊ ပါပြီ”။ ဣတိ၊ သို့။ ဝဒေယျ၊ ငြားအံ့။ ဘိက္ခဝေ၊ တို့။ တဿ ဘိက္ခုနော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ပြောဆိုအပ်သော။ ဝစနံ၊ စကားကို။ [ထည့်စပ်သည်။] နေဝ အဘိနန္ဒိတဗ္ဗံ၊ မနှစ်သက်အပ်။ ဝါ၊ ဝန်မခံအပ်။ ဝါ၊ လက်မခံအပ်။ နပုဋိက္ကောသိတဗ္ဗံ၊ မတားမြစ် မကန့်ကွက်အပ်။ အနဘိနန္ဒိတွာ၊ မူ၍။ အပုဋိက္ကောသိတွာ၊ မူ၍။ တာနိ-ပဒဗျဉ္ဇနာနိ၊ ထိုအတ္ထပဒ၊ ဗျဉ္ဇနပဒတို့ကို။ သာဓုကံ၊ စွာ။ ဥဂ္ဂဟေတွာ၊ ပြီး၍။ သုတ္တေ၊ ပိဋကသုံးပုံ ဟုဆိုအပ်သောသုတ်၌။ ဩသာရေတဗ္ဗာနိ၊ သက်ရောက်စေအပ်ကုန်၏။ ဝါ၊ ချသွင်း အပ်ကုန်၏။ ဝိနယေ၊ ရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်ဖျောက်ကြောင်း ဖြစ်သော အကြောင်း၌။ သန္တုသေတဗ္ဗာနိ၊ ကောင်းစွာထင်စေအပ်ကုန်၏။ ဝါ၊ နိုးနှောတိုက် ဆိုင်အပ်ကုန်၏။ တာနိ-ပဒဗျဉ္ဇနာနိ၊ တို့သည်။ ဝါ၊ တို့ကို။ သုတ္တေ၊ ၌။ ဩသာရိယ မာနာနိ၊ သက်ရောက်စေအပ်ကုန်သည်ရှိသော်။ ဝိနယေ၊ ၌။ သန္တုသိယမာနာနိ၊ ကောင်းစွာထင်စေအပ်ကုန်သည်ရှိသော်။ သုတ္တေ၊ ၌။ စေ န စေဝ ဩသရန္တိ၊ အကယ်၍ မူလည်းမသက်ရောက်ကုန်အံ့။ ဝိနယေ၊ ၌။ စေ န စ သန္တိသန္တိ၊ အကယ်၍ မူလည်း ကောင်းစွာထင်ကုန်အံ့။ ဧဝံ သန္တေသု၊ ဤသို့ဖြစ်ကုန်သည်ရှိသော်။ ဧတ္ထ-တေသ္မိံ ဝစနေ၊ ဤစကား၌။ နိဠံ၊ ဆုံးဖြတ်ခြင်းသို့။ ဝန္တုဗ္ဗံ၊ ရောက်ရာ၏။ ကိံ၊ သို့။ နိဠံ၊ သို့။ ဝန္တုဗ္ဗံ၊ နည်း?။ “အဗ္ဗါ၊ စင်စစ်ကော၊ အမှန်မချွတ်။ ဣဒံ-ဝစနံ၊ သည်။ တဿ ဘဂဝတော စေဝ၊ ၏လည်း။ န ဝစနံ၊ စကားမဟုတ်ခဲ့။ ဣမဿ စ ဘိက္ခုနော၊ ဤရဟန်းသည်လည်း။ ဒုဂ္ဂဟိတံ၊ မကောင်းသဖြင့် သင်ယူအပ်ပြီ”။ ဣတိ၊ သို့။ နိဠံ၊ သို့။ ဝန္တုဗ္ဗံ၊ ရာ၏။ ဘိက္ခဝေ၊ တို့။ ဣတိ ဟိ၊ ဤသို့သာလျှင်။ ဧတံ- ဝစနံ၊ ကို။ တုမှေ တို့သည်။ ဆန္တေယျာထ၊ စွန့်ပစ်ကြကုန်လော့။ တာနိ-ပဒဗျဉ္ဇနာနိ၊ တို့သည်။ ဝါ၊ တို့ကို။

သုတ္တံ၊ ဤ။ ဩသာရိယမာနာနိ၊ ကုန်သည်ရှိသော်။ ဝိနယော၊ ဤ။ သန္ဓသိယမာနာနိ၊ ကုန်သည်ရှိသော်။ သုတ္တံ စေဝ၊ ဤလည်း။ စေ ဩသရန္တိ၊ အကယ်၍သက်ရောက် ကုန်အံ့။ ဝိနယော စ၊ ဤလည်း။ စေ သန္ဓိယန္တိ၊ အကယ်၍ ကောင်းစွာထင်ကုန်အံ့။ ဧဝံ သန္ဓေသု၊ ကုန်သည်ရှိသော်။ ဧတ္ထ-တေသ္မိံ ဝစနေ၊ ဤ။ နိဠ္ဗိ၊ သို့။ ဝန္တဗ္ဗိ၊ ရာ၏။ ကိံ၊ သို့။ ဝန္တဗ္ဗိ၊ နည်း။ “အဒ္ဓါ၊ မချွတ်၊ ဣဒံ ဝစနံ၊ သည်။ တဿ ဘဂဝတော၊ ၎်။ ဝစနံ၊ ပေတည်း။ ဣမဿ စ ဘိက္ခုနော၊ သည်လည်း။ သုဂ္ဂဟိတံ၊ ကောင်းစွာသင်ယူအပ်ပြီ”။ ဣတိ၊ ဤသို့။ နိဠ္ဗိ၊ သို့။ ဝန္တဗ္ဗိ၊ ရာ၏။ ဘိက္ခုဝေ၊ တို့။ ပဌမံ၊ ရှေ့ဦးစွာသော။ ဣဒံ မဟာပဒေသံ၊ ဤမဟာပဒေသကို။ ဝါ၊ ဤမြတ်သော တရားတော်တို့ကို တည်စေရာ အရပ်ကို။ ဝါ၊ ဤမြတ်သော ညွှန်ပြအပ်သော မြတ်စွာဘုရားရှိရာဖြစ်သော အကြောင်း ကို။ တုမှောတို့သည်။ ဓာရေယျာထ၊ ဆောင်ကြကုန်လော့။

ဘိက္ခုဝေ၊ တို့။ ဣဒ-ဣမသ္မိံ သာသနေ၊ ဤ။ ဘိက္ခု၊ သည်။ ဧဝံ၊ သို့။ ဝဒေယျ၊ ငြားအံ့။ ကိံ၊ သို့။ ဝဒေယျ၊ နည်း။ “အမုကသ္မိံ နာမာထိအမည်ရှိသော။ အာဝါသေ၊ ကျောင်း၌။ သထေရော၊ ထေရ်နှင့်တကွဖြစ်သော။ ဝါ၊ ထေရ်ရှိသော။ သ ပါမောက္ခော၊ အကြီးအမှူး၊ ဦးစီးခေါင်းဆောင်နှင့်တကွဖြစ်သော။ ဝါ၊ အကြီးအမှူး ဦးစီးခေါင်း ဆောင်ရှိသော။ သံဃော၊ သည်။ ဝိဟရတိ၊ နေခဲ့ပါ၏။ မေ၊ သည်။ တဿ သံဃံသာ၊ ၎်။ သမ္ပုခေါ၊ ဤ (ဧတံ-ဝစနံ၊ ကို။) သုတံ၊ ပါပြီ။ တဿ သံဃံသံ၊ ၎်။ သမ္ပုခေါ၊ ဤ (ဧတံ-ဝစနံ၊ ကို။) ပဋိဂ္ဂဟိတံ၊ ပါပြီ။ ကိံ၊ သို့။ သုတံ၊ နည်း။ ပဋိဂ္ဂဟိတံ၊ နည်း။ “အယံ၊ သည်ကား။ ဓမ္မော၊ ပေတည်း။ အယံ၊ သည် ကား။ ဝိနယော၊ ပေတည်း။ ဣဒံ- သာသနံ၊ သည်။ သတ္ထု၊ ၎်။ သာသနံ၊ ပေတည်း”။ ဣတိ၊ သို့။ သုတံ၊ ပါပြီ။ ပဋိဂ္ဂဟိတံ၊ ပါပြီ”။ ဣတိ-ဧဝံ၊ သို့။ ဝဒေယျ၊ ငြားအံ့။ ဘိက္ခုဝေ၊ တို့။ တဿ ဘိက္ခုနော၊ ၎်။ ဝါ၊ သည်။ ဘာသိတံ၊ သော။ (ဝစနံ၊ ကို။) နေဝ အဘိနန္ဒိတဗ္ဗိ၊ အပ်။ နပုဋိက္ခောသိတဗ္ဗိ၊ အပ်။ အနဘိနန္ဒိတွာ၊ မူ၍။ အပုဋိက္ခောသိတွာ၊ မူ၍။ တာနိ-ပဒမုဋ္ဌနာနိ၊ တို့ကို။ သာဓုကံ၊ စွာ။ ဥဂ္ဂဟေတွာ၊ ပြီး၍။ သုတ္တံ၊ ဤ။ ဩသာရေတဗ္ဗာနိ၊ ကုန်၏။ ဝိနယော၊ ဤ။ သန္ဓသေတဗ္ဗာနိ၊ ကုန်၏။ တာနိ-ပဒမုဋ္ဌနာနိ၊ တို့သည်။ ဝါ၊ တို့ကို။ သုတ္တံ၊ ဤ။ ဩသာရိယမာနာနိ၊ ကုန်သည်ရှိသော်။ ဝိနယော၊ ဤ။ သန္ဓသိယမာနာနိ၊ ကုန်သည်ရှိသော်။ သုတ္တံ၊ ဤ။ စေ န စေဝ ဩသရန္တိ၊ ကုန်အံ့။ ဝိနယော၊ ဤ။ စေ န စ သန္ဓိယန္တိ၊ ကုန်အံ့။ ဧဝံ သန္ဓေသု၊ ကုန်သည်ရှိသော်။ ဧတ္ထ-တေသ္မိံ ဝစနေ၊ ဤ။ နိဠ္ဗိ၊ သို့။ ဝန္တဗ္ဗိ၊ ရာ၏။ ကိံ၊ သို့။ နိဠ္ဗိ၊ သို့။ ဝန္တဗ္ဗိ၊ နည်း။ “အဒ္ဓါ၊ မချွတ်။ ဣဒံ-ဝစနံ၊ သည်။ တဿ ဘဂဝတော စေဝ၊ ၎်လည်း။ န ဝစနံ၊ မဟုတ်ခဲ့။ တဿ စ သံဃံသာ၊ သည်လည်း။ ဒုဂ္ဂဟိတံ၊ မကောင်းသဖြင့်သင်ယူအပ်ပြီ”။ ဣတိ၊ သို့။ နိဠ္ဗိ၊ သို့။ ဝန္တဗ္ဗိ၊ ရာ၏။ ဘိက္ခုဝေ၊ တို့။ ဣတိဟိ၊ သို့သာလျှင်။ ဧတံ-ဝစနံ၊ ကို။ ဆဇ္ဇေယျာထ၊ ကုန်လော့။ တာနိ-ပဒမုဋ္ဌနာနိ၊ တို့သည်။ ဝါ၊ တို့ကို။ သုတ္တံ၊ ဤ။ ဩသာရိယမာနာနိ၊ ကုန်သည်ရှိသော်။ ဝိနယော၊ ဤ။ သန္ဓသိယမာနာနိ၊ ကုန်သည်ရှိသော်။ သုတ္တံ စေဝ၊ ဤလည်း။ စေ ဩသရန္တိ၊ ကုန်အံ့။ ဝိနယော စ၊ ဤလည်း။ စေ သန္ဓိယန္တိ၊ ကုန်အံ့။ ဧဝံ သန္ဓေသု၊ ကုန်သည်ရှိသော်။

တ္ထ-တေသ္မိံ ဝစနေန္တံ နိဗ္ဗိသ္မိံ ဝန္တိဗ္ဗိရာဇာနိ။ ကိံသ္မိံ နိဗ္ဗိသ္မိံ ဝန္တိဗ္ဗိနည်း?။
 “အဗ္ဗါ၊ မဇ္ဈိတ်၊ ဣဒံ-ဝစနံ၊ သည်။ တဿ ဘဂဝတော ဇာနိ။ ဝစနံ၊ ပေတည်း။ တဿ
 စ သံဃဿ၊ သည်လည်း။ သုဂ္ဂဟိတံ၊ ပေဗြိ”။ ဣတိ၊ သ္မိံ၊ နိဗ္ဗိသ္မိံ၊ ဝန္တိဗ္ဗိရာဇာနိ။
 ဘိက္ခဝေ၊ တို့။ ဒုတိယံ၊ သော။ ဣဒံ မဟာပဒေသံ၊ ကိံ။ ဝါ၊ ဤမြတ်သောတရားတို့ကို
 တည်စေရာအရပ်ကို။ ဝါ၊ ဤမြတ်သော ညွှန်ပြအပ်သော သံဃာရှိရာဖြစ်သော
 အကြောင်းကို။ တုမောတို့သည်။ ဓာရေယျာထာ၊ ကုန်လော့။

ဘိက္ခဝေ၊ တို့။ ဣမ-ဣမသ္မိံ သာသနေ ဤ။ ဘိက္ခု၊ သည်။ ဧဝံ၊ သ္မိံ။ ဝဒေယျ၊
 ငြားအံ။ ကိံ၊ သ္မိံ။ ဝဒေယျ၊ နည်း?။ “အမုကသ္မိံ နာမာထိအမည်ရှိသော။ အာဝါ
 သေဉ္စ။ သဗ္ဗဟုလော၊ များစွာကုန်သော။ ထေရာ၊ ထေရ်ဖြစ်ကုန်သော။ ဗဟုသုတော၊
 များသော ကြားနာအပ်ပြီးသော ပရိယတ္တိရှိကုန်သော။ အာဂတာဂမာ၊ နှုတ်၌လာ
 သော အာဂံပင်္ဂါဠိရှိကြကုန်သော။ ဓမ္မဓရာ၊ သုတ်၊ အဘိဓမ္မာကို ဆောင်ကြကုန်
 သော။ ဝိနယဓရာ၊ ဝိနည်းကိုဆောင်ကြကုန်သော။ မာတိကာဓရာ၊ ဘိက္ခုပတိမောက်၊
 ဘိက္ခုနိပတိမောက်ဟု ဆိုအပ်သော မာတိကာကို ဆောင်ကြကုန်သော။ ဘိက္ခု၊
 တို့သည်။ ဝိဟရန္တိ၊ ပါကုန်၏။ မေ၊ သည်။ တေသံ ထေရာနံ၊ တို့၏။ သမ္ပ၊ ခါ၊ ဤ။ (ဧတံ
 ဝစနံ၊ ကိံ။) သုတံ၊ ပါဠိ။ တေသံ ထေရာနံ၊ တို့၏။ သမ္ပ၊ ခါ၊ ဤ။ (ဧတံ-ဝစနံ၊ ကိံ။)
 ပဋိဂ္ဂဟိတံ၊ ပါဠိ။ ကိံ၊ သ္မိံ။ သုတံ၊ နည်း။ ပဋိဂ္ဂဟိတံ၊ နည်း?။ ‘အယံ၊ ကား။
 ဓမ္မော၊ တည်း။ အယံ၊ ကား။ ဝိနယော၊ ပေတည်း။ ဣဒံ-သာသနံ၊ သည်။
 သတ္ထု၊ ၏။ သာသနံ၊ ပေတည်း’။ ဣတိ၊ သ္မိံ။ သုတံ၊ ပါဠိ။ ပဋိဂ္ဂဟိတံ၊ ပါဠိ’။
 ဣတိ-ဧဝံ၊ သ္မိံ။ ဝဒေယျ၊ ငြားအံ။ ဘိက္ခဝေ၊ တို့။ တဿ ဘိက္ခုနေ၊ ဇာနိ။ ဝါ၊ သည်။
 ဘာသိတံ၊ သော။ (ဝစနံ၊ ကိံ။) နေဝအဘိနန္ဒိတဗ္ဗိ၊ အပ်။ နပုဋိက္ကောသိတဗ္ဗိ၊ အပ်။
 အနဘိနန္ဒိတွာ၊ မူ၍။ အပုဋိက္ကောသိတွာ၊ မူ၍။ တာနိ-ပဒဗျဉ္ဇနာနိ၊ တို့ကို။ သာဓုကံ၊
 ဖြင့်။ ဥဂ္ဂဟေတွာ၊ ပြီး၍။ သုတ္ထေ၊ ဤ။ ဩသာရေတဗ္ဗာနိ၊ ကုန်၏။ ဝိနယော၊ ဤ။
 သန္တံသေတဗ္ဗာနိ၊ ကုန်၏။ တာနိ-ပဒဗျဉ္ဇနာနိ၊ တို့သည်။ ဝါ၊ တို့ကို။ သုတ္ထေ၊ ဤ။
 ဩသာရိယမာနာနိ၊ ကုန်သည်ရှိသော်။ ဝိနယော၊ ဤ။ သန္တံသိယမာနာနိ၊ ကုန်သည်
 ရှိသော်။ သုတ္ထေ စေဝ၊ ဤလည်း။ စေ န ဩသရန္တိ၊ ကုန်အံ။ ဝိနယေ စ၊ ဤလည်း။
 စေ န သန္တိယန္တိ၊ ကုန်အံ။ ဧဝံ သန္တေသု၊ ကုန်သည်ရှိသော်။ တတ္ထ-တေသ္မိံ ဝစနေ
 ဤ။ နိဗ္ဗိသ္မိံ၊ ဝန္တိဗ္ဗိရာဇာနိ။ ကိံ၊ သ္မိံ။ နိဗ္ဗိသ္မိံ၊ ဝန္တိဗ္ဗိနည်း?။ “အဗ္ဗါ၊ ချွတ်။ ဣဒံ-
 ဝစနံ၊ သည်။ တဿ ဘဂဝတော စေဝ၊ ၏လည်း။ န ဝစနံ၊ ခဲ့။ တေသံ စ ထေရာနံ၊
 တို့သည်လည်း။ ဒုဂ္ဂဟိတံ၊ ဖြိ”။ ဣတိ၊ သ္မိံ။ နိဗ္ဗိသ္မိံ၊ ဝန္တိဗ္ဗိရာဇာနိ။ ဘိက္ခဝေ၊ တို့။ ဣတိ
 တိ၊ သာလျှင်။ ဧတံ-ဝစနံ၊ ကိံ။ တုမော၊ တို့သည်။ ဆဇ္ဇေယျာထာ၊ ကုန်လော့။ တာနိ-
 ပဒဗျဉ္ဇနာနိ၊ တို့သည်။ ဝါ၊ တို့ကို။ သုတ္ထေ၊ ဤ။ ဩသာရိယမာနာနိ၊ ကုန်သည်ရှိသော်။
 ဝိနယော၊ ဤ။ သန္တံသိယမာနာနိ၊ ကုန်သည်ရှိသော်။ သုတ္ထေ စေဝ၊ ဤလည်း။ စေ
 ဩသရန္တိ၊ ကုန်အံ။ ဝိနယေ စ၊ ဤလည်း။ စေ သန္တိယန္တိ၊ ကုန်အံ။ ဧဝံ သန္တေသု၊
 ကုန်သည်ရှိသော်။ တတ္ထ-တေသ္မိံ ဝစနေဤ။ နိဗ္ဗိသ္မိံ၊ ဝန္တိဗ္ဗိရာဇာနိ။ ကိံ၊ သ္မိံ။ နိဗ္ဗိသ္မိံ၊
 ဝန္တိဗ္ဗိနည်း?။ “အဗ္ဗါ၊ ချွတ်။ ဣဒံ-ဝစနံ၊ သည်။ တဿ ဘဂဝတော စေဝ၊ ၏လည်း။ ဝစနံ၊
 ပေတည်း။ တေသံ စ ထေရာနံ၊ တို့သည်လည်း။ သုဂ္ဂဟိတံ၊ အပ်ဗြိ”။ ဣတိ၊ သ္မိံ။ နိဗ္ဗိသ္မိံ။

ဝန္တဗ္ဗိရာဇ်။ ဘိက္ခဝေတိ။ တတိယံသော။ ဣဒံမဟာပဒေသံ။ ဤမဟာပဒေသကို။ ဝါ။ ဤမြတ်သောတရားတို့ကို တည်စေရာအရပ်ကို။ ဝါ။ ဤမြတ်သော ညွှန်ပြအပ်သော သမ္မဟုလတ္ထေရ ရှိရာဖြစ်သော အကြောင်းကို။ တုမှော တို့သည်။ ဓာရေယျာထာ ကုန်လော့။

ဘိက္ခဝေတိ။ ဣဒံ-ဣဒံသိ သာသနောဌ။ ဘိက္ခုသည်။ ဧဝံ။ သို့။ ဝဒေယျ။ ငြားအံ့။ ကိံ။ သို့။ ဝဒေယျနည်း?။ ‘အမုကသိ’ နာမာသော။ အာဝါသော ဌ။ ဧကော။ သော။ မဟုဿုတော။ သော။ အာဂတာဂမော။ သော။ ဓမ္မဓရော။ သော။ ဝိနယဓရော။ သော။ မာတိကာဓရော။ သော။ ထေရော။ သော။ ဘိက္ခုသည်။ ဝိဟရတိပါဏံ။ မေ သည်။ တဿ ထေရဿ။ ဤ။ သမ္ဗုခါ။ ဌ။ (ဧတံ-ဝစနံ ကို။) သုတံ။ ပါဠိ။ တဿ ထေရဿ။ ဤ။ သမ္ဗုခါ။ ဌ။ (ဧတံ-ဝစနံကို။) ပဋိဂ္ဂဟိတံပါဠိ။ ကိံ။ သို့။ သုတံနည်း?။ ပဋိဂ္ဂဟိတံနည်း?။ ‘အယံ သည်ကား။ ဓမ္မော။ ပေတည်း။ အယံ သည် ကား။ ဝိနယော။ ပေတည်း။ ဣဒံ-သာသနံသည်။ သတ္ထု၏။ သာသနံ ပေတည်း’။ ဣတိ။ သို့။ သုတံပါဠိ။ ပဋိဂ္ဂဟိတံပါဠိ’။ ဣတိ-ဧဝံ။ သို့။ ဝဒေယျ။ ငြားအံ့။ ဘိက္ခဝေ တို့။ တဿ ဘိက္ခုနော။ ဤ။ ဝါ။ သည်။ ဘာသိတံ။ သော။ (ဝစနံကို။) နေဝ အဘိနန္ဒိတဗ္ဗိ။ အပ်။ နပုဋိက္ကောသိတဗ္ဗိ။ အပ်။ အနဘိနန္ဒိတွာ။ မုန္တိ။ အပုဋိက္ကော သိတွာ။ မုန္တိ။ တာနိ-ပဒဗျဉ္ဇနာနိ။ တို့ကို။ သုတ္တောဌ။ ဩသာရေတဗ္ဗာနိ။ ကုန်၏။ ဝိနယောဌ။ သန္ဓသိယမာနာနိ။ ကုန်၏။ တာနိ-ပဒဗျဉ္ဇနာနိ။ တို့သည်။ ဝါ။ တို့ကို။ သုတ္တော ဌ။ ဩသာရိယမာနာနိ။ ကုန်သည်ရှိသော်။ ဝိနယောဌ။ သန္ဓသိယမာ နာနိ။ ကုန်သည်ရှိသော်။ သုတ္တော ဌ။ စေ န စေဝ ဩသရန္တိ။ ကုန်အံ့။ ဝိနယောဌ။ စေ န စ သန္ဓိဿန္တိ။ ကုန်အံ့။ ဧဝံသန္ဓေသု။ ကုန်သည်ရှိသော်။ ဧတ္ထ-ဧတသ္မိ’ ဝစနေ။ ဌ။ နိဋ္ဌံ။ သို့။ ဝန္တဗ္ဗိရာဇ်။ ကိံ။ သို့။ နိဋ္ဌံ။ သို့။ ဝန္တဗ္ဗိ။ နည်း?။ ‘အဒ္ဓါ။ မချွတ်။ ဣဒံ- ဝစနံ။ သည်။ တဿ ဘဂဝတော စေဝ။ ၏လည်း။ န ဝစနံ။ ခွဲ။ တဿ စ ထေရဿ။ သည်လည်း။ ဒုဂ္ဂဟိတံပါဠိ’။ ဣတိ။ သို့။ နိဋ္ဌံ။ သို့။ ဝန္တဗ္ဗိ။ ရာဇ်။ ဘိက္ခဝေ တို့။ ဣတိဟိ သာလျှင်။ ဧတံ-ဝစနံ ကို။ တုမှော တို့သည်။ ဆဇ္ဇေယျာထာ ကုန်လော့။ တာနိ- ပဒဗျဉ္ဇနာနိ။ တို့သည်။ ဝါ။ တို့ကို။ သုတ္တောဌ။ ဩသာရိယမာနာနိ။ ကုန်သည်ရှိသော်။ ဝိနယောဌ။ သန္ဓသိယမာနာနိ။ ကုန်သည်ရှိသော်။ သုတ္တော စေဝဌလည်း။ စေ ဩသရန္တိ။ ကုန်အံ့။ ဝိနယော စ။ ဌလည်း။ စေ သန္ဓိဿန္တိ။ ကုန်အံ့။ ဧဝံ သန္ဓေသု။ ကုန်သည်ရှိသော်။ ဧတ္ထ-ဧတသ္မိ’ ဝစနေ ဌ။ နိဋ္ဌံ။ သို့။ ဝန္တဗ္ဗိရာဇ်။ ကိံ။ သို့။ နိဋ္ဌံ။ သို့။ ဝန္တဗ္ဗိ။ နည်း?။ ‘အဒ္ဓါ။ မချွတ်။ ဧတံ-ဝစနံ။ သည်။ တဿ ဘဂဝတော စေဝ။ ၏လည်း။ ဝစနံ။ ပေတည်း။ တဿ စ ထေရဿ။ သည်လည်း။ သုဂ္ဂဟိတံ။ အပ်ပါဠိ’။ ဣတိ။ သို့။ နိဋ္ဌံ။ သို့။ ဝန္တဗ္ဗိရာဇ်။ ဘိက္ခဝေ တို့။ စတုတ္ထံ။ သော။ ဣဒံ မဟာပဒေသံကို။ ဝါ။ ဤမြတ်သောတရားတို့ကို တည်စေရာအရပ်ကို။ ဝါ။ ဤမြတ်သော ညွှန်ပြအပ် သောကေတ္ထရရှိရာဖြစ်သော အကြောင်းကို။ တုမှောတို့သည်။ ဓာရေယျာထာ ကုန် လော့။ ဘိက္ခဝေ တို့။ စတ္တာရော ကုန်သော။ ဣမေ မဟာပဒေသေ။ တို့ကို။ ဝါ။ ဤမြတ်သောတရားတို့ကို တည်စေရာအရပ်တို့ကို။ ဝါ။ ဤမြတ်သော ညွှန်ပြအပ်သော ပုဂ္ဂိုလ်ရှိရာဖြစ်သော အကြောင်းတို့ကို။ ဝါ။ ဤမြတ်သော ညွှန်ပြအပ်သော ဗုဒ္ဓံ၊ သံဃံ၊

သမ္မဟုလတ္ထေရ၊ ကေတ္တေရဟူသော ပုဂ္ဂိုလ်ရှိရာဖြစ်သော အကြောင်းတို့ကို။ တုမှေ၊ တို့သည်။ ဓာရေယျာထာ ကုန်လော့”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

ဘဂဝါ၊ သည်။ တတြိပိ-တသ္မိံ ဘောဂနဂရေဝိ၊ ထိုဘောဂမြို့၌လည်း။ သာနန္ဒရေ၊ သော။ စေတိယေ၊ ၌။ ဝိဟရန္တော၊ သော်။ ဘိက္ခုနံ၊ တို့အား။ ဓမ္မိံ၊ သော။ တေဒေဝ ကထံ၊ ကိုသာလျှင်။ မဟုလံ၊ စွာ၊ ကရောတိ၊ မူ၏။ ကိံ၊ သို့။ ကရောတိ၊ နည်း။ “သီလံ၊ သည်။ ဣတိ၊ ၎င်း။ သမာဓိ၊ သည်။ ဣတိ၊ ၎င်း။ ပညာ၊ သည်။ ဣတိ၊ ၎င်း။ သီလပရိဘာဝိတော၊ သော။ သမာဓိ၊ သည်။ မဟပ္ပလော၊ သည်။ မဟာနိသံသော၊ သည်။ ဟောတိ၊ ၎င်း။ သမာဓိပရိဘာဝိတာ၊ သော။ ပညာ၊ သည်။ မဟပ္ပလော၊ သည်။ မဟာနိသံသာ၊ သည်။ ဟောတိ၊ ၎င်း။ ပညာပရိဘာဝိတံ၊ သော။ စိတ္တံ၊ သည်။ သမ္မဒေဝ၊ သာလျှင်။ အာသဝေဟိ၊ တို့မှ။ ဝိမုစ္စတိ၊ ၎င်း။ သေယျထိဒံ၊ တို့နည်း။ ကာမာဘဝါ၊ မှလည်းကောင်း။ ဘဝါသဝါ၊ မှလည်းကောင်း။ အဝိဇ္ဇာသဝါ၊ မှလည်းကောင်း။ ဝိမုစ္စတိ၊ ၎င်း။ ဣတိ-ဣမေ၊ တို့ပေတည်း”။ ဣတိ၊ သို့။ ကရောတိ၊ မူ၏။

ကမ္မာရပုတ္တစုံနွဲ့ဝတ္ထု

၁၀၉။ အထ-ပစ္စာ၊ ဘောဂမြို့ဝယ်နေတော်မူပြီးရာကာလမှနောက်၌။ ဘဂဝါ၊ သည်။ ဘောဂနဂရေ၊ ၌။ ယထာဘိရန္တံ၊ တိုင်း။ ဝိဟရိတွာ၊ ၎င်း။ အာယသ္မန္တံ အာနန္တံ၊ ကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “အာနန္ဒာန္တာ၊ တံ၊ သည်။ အာ၊ လာလော့။ မယံ၊ တို့သည်။ ယာမာကုန်စို့။ ယေန-ဌာနေန၊ ၌။ ပါဝါ၊ ပါဝါပြည်သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေန၊ သို့။ ဥပသင်္ဂမိသာမာကုန်စို့”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။) အာယသ္မာ အာနန္ဒော၊ သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဘဂဝတော၊ မြတ်စွာဘုရား၏စကားတော်ကို။ ပစ္စသောသိ၊ ပြီ။ အထ-တသ္မိံ ကာလေ၊ အရှင်အာနန္ဒာက ဝန်ခံရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ မဟတာ၊ သော။ ဘိက္ခုသံသေနန္တံ၊ သမ္မိံ၊ ကွ။ ယေန-မဂ္ဂေန၊ ဖြင့်။ ပါဝါ၊ ပါဝါပြည်သို့။ အဝသရိတဗ္ဗာ၊ အပ်၏။ တံ-မဂ္ဂံ၊ ဖြင့်။ ပါဝံ၊ သို့။ အဝသရိ၊ မူပြီ။ ဘဂဝါ၊ သည်။ တတြိ-တိသံ ပါဝါယံ၊ ၌။ ကမ္မာရပုတ္တဿ၊ ရွှေပန်းတိမ်သည်၏သားဖြစ်သော။ စုန္ဒဿ၊ သောတာပန်စုံနွဲ့၏။ အမ္မဝနေ၊ သရက်ဥယျာဉ်၌။ ဝါ၊ သရက်ဥယျာဉ်ဝယ် ဆောက်လုပ်အပ်သောကျောင်းတော်၌။ ဝိဟရတိ၊ မူ၏။ ကမ္မာရပုတ္တော၊ သော။ စုံနွဲ့၊ သည်။ အသောသိ၊ ပြီ။ တနည်း-အသောသိ ခေါ၊ သည်သာ။ ကိံ၊ သို့။ အသောသိ၊ နည်း။ “ဘဂဝါ၊ သည်။ ပါဝံ၊ သို့။ အနုပ္ပတ္တော၊ မူလာသည်။ ဟုတွာ၊ ၎င်း။ ပါဝါယံ၊ ၌။ မယံ၊ ၎င်း။ အမ္မဝနေ၊ ၌။ ဝိဟရတိ ကိရ၊ နေတော်မူသတတ်”။ ဣတိ၊ သို့။ အသောသိ၊ ပြီ။ တနည်း-အသောသိ ခေါ၊ သည်သာ။ အထ-တသ္မိံ ကာလေ၊ ကြားသိရရာ ထိုအခါ၌။ ကမ္မာရပုတ္တော၊ သော။ စုန္ဒော၊ သည်။ ယေန-ဌာနေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေန၊ သို့။ ဥပသင်္ဂမိ၊ ၎င်း။ ဥပသင်္ဂမိတွာ၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိဒိ၊ ၎င်း။ ကေမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိန္တံ၊ ခေါ၊ သော။ ကမ္မာရပုတ္တံ၊ သော။ စုန္ဒံ၊

ကို။ ဘဝဝါ။ သည်။ ဓမ္မိယာ။ သော။ ကထာယ။ ဖြင့်။ သန္တသေသိ။ မူပြီ။ သမာဒါ ပေသိ။ မူပြီ။ သမုတ္တေဇေသိ။ ပြီ။ သမ္ပဟံသေသိ။ ပြီ။ အထ-ပစ္စွာ။ တရားနာပြီးရာ ကာလမှ နောက်၌။ ဘဝဝတာ။ သည်။ ဓမ္မိယာ။ သော။ ကထာယ။ ဖြင့်။ သန္တသေ တော။ သော။ သမာဒါဝိတော။ သော။ သမုတ္တေဇိတော။ သော။ သမ္ပဟံသိတော။ သော။ ကမ္မာရပုတ္တော။ သော။ စုန္ဒော။ သည်။ ဘဝဝန္တံ။ ကို။ ဧဝံ-ဝစနံ။ ကို။ အဝေါစ။ လျှောက်ပြီ။ ကိံ။ သို့။ အဝေါစ။ နည်း?။ “ဘန္တေ။ ရား။ ဘဝဝါ။ သည်။ ဘိက္ခု သံစေန။ နှင့်။ သဒ္ဓိံ။ ကွ။ သွာတနာယ။ ငှါ။ မေ၏။ ဘတ္တံ။ ကို။ အဓိဝါသေတု။ မူပါလော့”။ ဣတိ။ သို့။ အဝေါစ။ ပြီ။ ဘဝဝါ။ သည်။ တုဏှိတာဝေန။ ဖြင့်။ အဓိဝါ သေသိ။ ပြီ။ အထ-ပစ္စွာ။ ဆွမ်းစားပင့်ပြီးရာကာလမှ နောက်၌။ ကမ္မာရပုတ္တော။ သော။ စုန္ဒော။ သည်။ ဘဝဝတော။ ၏။ အဓိဝါသနံ။ ကို။ ဝိဒိတွာ။ ရှိ။ အာ သနာမှ။ ဥဋ္ဌာယ။ ရှိ။ ဘဝဝန္တံ။ ကို။ အဘိဝါဒေတွာ။ ပြီး၍။ ပဒက္ခိဏံ။ ကို။ ကတွာ။ ရှိ။ ပတ္တမိ။ ဖဲသွားပြီ။

အထ-ပစ္စွာ။ ဖဲခွဲပြီးရာကာလမှ နောက်၌။ ကမ္မာရပုတ္တော။ သော။ စုန္ဒော။ သည်။ တဿာ ရတ္တိယာ၏။ အစ္စယေန။ ၌။ သကေ။ မိမိဥစ္စာဖြစ်သော။ နိဝေသနေ။ နေရာ အိမ်၌။ ပဏီတံ။ မြတ်သော။ ခါဒနိယဉ္ဇ။ ခဲဘွယ်ကိုလည်းကောင်း။ ဘောဇနိယဉ္ဇ။ ဘောဇဉ်ကိုလည်းကောင်း။ ပဟူတံ။ အထူးထူးအပြားပြားသော ဂုဏ်ရှိသည်ဖြစ်၍ ဖြစ်သော။ ဝါ။ များသော။ သူကရမဒ္ဓဝံ စ။ နူး ညံ့သိမ်မွေ့ ပြေပြစ်သောတောဝက်ပျို သားကိုလည်းကောင်း။ ဝါ။ မနုမဒိ တောဝက်ပျို၏ အလိုလိုဖြစ် မသတ်ညှစ်သည့် ပြေပြစ်သန့်ပြန့် နူးညံ့သောအသားကိုလည်းကောင်း။ (ဤကားသမာနဝါဒ။) ဝါ။ နွားနို့ငါးဖြာ အရသာဖြင့် ကောင်းစွာပြုပြင် စီရင်အပ်သောနူးညံ့ပြေပြစ်သော တမင်း ကိုလည်းကောင်း။ (ဤကား ဧကေဝါဒတည်း။) ဝါ။ အရသာ၏တည်ရာ ဆေးကျမ်း လာတိုင်း ကောင်းစွာပြုပြင် စီရင်အပ်သော နူးညံ့သော ရသာယန အာဟာရ အ ထူးကိုလည်းကောင်း။ ဝါ။ အရသာ၏တည်ရာ ဆေးကျမ်းလာတိုင်း ကောင်းစွာပြုပြင် စီရင်အပ်သော နူးညံ့သော ရသာယနဆေးအထူးကိုလည်းကောင်း။ ဝါ။ သုက္က၊ သော ဏိတ စသည်ထူးလတ် ရသာဓာတ်၏ အမြတ်တန်း ပျိုးတိုးရာ ဆေးအထူးကိုလည်း ကောင်း။ (ဤကား ဧကေဝါဒတည်း။) ပဋိယာဒါပေတွာ။ စီရင်စေပြီး၍။ ဘဝဝတော။ အား။ ကာလံ။ ကို။ အာရောစာပေသိ။ စေပြီ။ ကိံ။ သို့။ အာရောစာပေသိ။ နည်း?။ “ဘန္တေ။ ရား။ ယသ္မာ။ ကြောင့်။ ဘတ္တံ။ သည်။ နိဋ္ဌိတံ။ ပြီ။ တသ္မာ။ ကြောင့်။ အယံ ကာ လော။ သည်။ ကာလော။ ပါတည်း”။ ဣတိ။ သို့။ အာရောစာပေသိ။ စေပြီ။ အထ- တသ္မိံ ကာလေ။ ဆွမ်းစားထောက်လာရာ ထိုအခါ၌။ ဘဝဝါ။ သည်။ ပုဗ္ဗဏှသမယံ။ ၌။ ဝါ။ လုံး။ နိဝါသေတွာ။ မူပြီး၍။ ပတ္တမိဝရံ။ ကို။ အာဒါယ။ ရှိ။ ဘိက္ခုသံစေန။ နှင့်။ သဒ္ဓိံ။ ကွ။ ယေန-ဋ္ဌာနေန။ ၌။ ကမ္မာရပုတ္တဿ။ သော။ စုန္တံ။ သာ၏။ နိဝေသနံ။ သည်။ အတ္ထိ၏။ တေန-ဋ္ဌာနေန။ သို့။ ဥပသင်္ကမိ။ မူ၏။ ဥပသင်္ကမိတွာ။ မူပြီး၍။ ပညတ္တော သော။ အာသနေ။ ၌။ နိသိဒိ။ မူ၏။ ဘဝဝါ။ သည်။ နိသဇ္ဇ ခေါ်။ မူပြီး၍သာလျှင်။ ကမ္မာ ရပုတ္တံ။ သော။ စုန္တံ။ ကို။ အာမန္တေသိ။ မူပြီ။ ကိံ။ သို့။ အာမန္တေသိ။ နည်း?။ “စုန္တံ။ စုန္တံ။ တေ။ သည်။ ယံ သူကရမဒ္ဓဝံ။ ကို။ ပဋိယတ္တံ။ စီရင်အပ်ပြီ။ တေန-သူကရမဒ္ဓဝေန။ ဖြင့်။

မံ၊ ငါဘုရားကို။ ပရိဝိသ၊ လှင်ကျေးလော့။ အညံ၊ နူးညံ့သိမ်မွေ့ပြေပြစ်သော ဝက်ပျို သားမှ တပါးသော။ ယံ ခါဒနီယံ၊ အကြင်ခဲဘွယ်ကိုလည်းကောင်း။ ယံ ဘောဇနီ ယံ၊ အကြင်ဘောဇဉ်ကိုလည်းကောင်း။ ပဋိယတ္တံ၊ အပ်ပြီ။ တေန-ခါဒနီယေန၊ ထိုခဲ ဘွယ်ဖြင့်လည်းကောင်း ။ တေန-ဘောဇနီယေန၊ ဖြင့်လည်းကောင်း။ ဘိက္ခုသံဃံ၊ ကို။ ပရိဝိသ၊ လော့”။ ဣတိသျှိ၊ အာမန္တေသိ၊ မူပြီ။ (ဧဝံ၊ သျှိ၊ ဝုတ္တေ၊ သော်။) ကမ္မာရ ပုတ္တော၊ သော။ စုန္တော၊ သည်။ “ဘန္တေ၊ ရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဘဂဝတော၊ အား။ ပဋိသုတ္တာ၊ ပြီး၍။ ယံ သူကရမဒ္ဓဝံ၊ သည်။ ဝါ၊ ကိုး၊ ပဋိယတ္တံ၊ အပ် ပြီးသည်။ အဟောသိ၊ ပြီ။ တေန-သူကရမဒ္ဓဝေန၊ ဖြင့်။ ဘဂဝန္တံ၊ ကို။ ပရိဝိသိ၊ ပြီ။ အညံ၊ သော။ ယံ ခါဒနီယံ၊ ကိုလည်းကောင်း။ ယံ ဘောဇနီယံ၊ ကိုလည်းကောင်း။ ပဋိယတ္တံ၊ အပ်ပြီ။ တေန-ခါဒနီယေန၊ ဖြင့်လည်းကောင်း။ တေန-ဘောဇနီယေန၊ ဖြင့် လည်းကောင်း။ ဘိက္ခုသံဃံ၊ ကို။ ပရိဝိသိ၊ ပြီ။ အထ-ပစ္စေ၊ ဆွမ်းစားတော်မူပြီးရာ ကာလမှ နောက်၌။ ဘဂဝါ၊ သည်။ ကမ္မာရပုတ္တံ၊ သော။ စုန္တံ၊ ကို။ အာမန္တေသိ၊ သိစေ တော်မူပြီ။ ဝါ၊ မိန့်တော်မူပြီ။ ကိံ၊ သျှိ။ အာမန္တေသိ၊ နည်း?။ “စုန္တန္တံ၊ တေ၊ ဧ။ ယံ သူကရမဒ္ဓဝံ၊ သည်။ အဝသိဋ္ဌံ၊ ကြွင်းကျန်ခဲ့၏။ တံ-သူကရမဒ္ဓဝံ၊ ထိုကြွင်းကျန်သော နူး ညံ့ ပြေပြစ်သိမ်မွေ့သော ဝက်ပျိုသားကို။ သောဗ္ဗေ၊ ထူးအိုင်၌။ နိခနာဟိ၊ တူးမြိုင်ချေ လော့။ စုန္တန္တံ၊ သဒေဝကော၊ အောက်ကာမာဝစရနတ်ပြည်ရှိ နတ်အပေါင်းနှင့် တကွ ဖြစ်သော။ သမာရကော၊ မာရ်မင်း၏နေရာ ဝသဝတ္တိနတ်ပြည်ရှိ နတ်အပေါင်းနှင့် တကွ ဖြစ် သော။ သမ္ဗုဒ္ဓကော၊ နှစ်ဆယ်သော မြဟ္မာအပေါင်းနှင့် တကွဖြစ်သော။ လောကော၊ ဩကာသလောက၌လည်းကောင်း။ သဿမဏမြာဟ္မဏိယာ၊ သာသနာတော်၏ ဆန့် ကျင်ဘက်ဖြစ်သော ရဟန်း၊ ပုဏ္ဏား၊ ငြိမ်းအေးစေအပ်ပြီးသော မကောင်းမှုရှိသော ရဟန်း၊ ပုဏ္ဏား၊ တားမြစ်ကန့်ကွက် ပယ်ဖျက်အပ်ပြီးသော မကောင်းမှုရှိသော ရဟန်း ပုဏ္ဏားနှင့် တကွဖြစ်သော။ သဒေဝမနုဿာယ၊ သမ္မုတိနတ်တည်းဟူသောမင်း၊ ကြွင်း သောလူအပေါင်းနှင့် တကွဖြစ်သော။ ပဇာယ၊ သတ္တလောက၌လည်းကောင်း။ တထာ ဝတံ၊ ငါဘုရား၏။ ဝါ၊ သည်။ (ပရိဘုတ္တာ၊ ဘုဉ်းပေးတော်မူအပ်သော။ သူကရမဒ္ဓဝါ၊ ကို။) အညတြ၊ ထား၍။ ယဿ-ပုဂ္ဂလဿ၊ ။ ဝါ၊ သည်။ ပရိဘုတ္တံ၊ သုံးဆောင်အပ် သော။ တံ-သူကရမဒ္ဓဝံ၊ သည်။ သမ္မာ၊ ကောင်းစွာ။ ပရိဏာမံ၊ ကျေကျက်ခြင်းသျှိ။ ဝစ္ဆေယျ၊ ရာ၏။ တံ-ပုဂ္ဂလံ၊ ကို။ အဟံ၊ သည်။ အပ္ပဋိဟတေန၊ အပိမ်အပင်အဆီးအတား အကန့်အကွက် အနှောင့်အရှက်မရှိသော။ သဗ္ဗညုတညုဏစက္ခုနာ၊ သဗ္ဗညုတ ဉ္ဇဏိတော် တည်းဟူသော မျက်လုံးဖြင့်။ ဩလောကေန္တေပိ၊ ကြည့်ရှုပင်ကြည့် ရှုတော်မူပါသော်လည်း။ [သုံးပုဒ်ထည့်စပ်သည်။] န ပဿာမိ၊ မြင်တော်မမူ”။ ဣတိသျှိ၊ အာမန္တေသိ၊ မူပြီ။ [သဒေဝကေ-စသောပါဠိများကို သီလက္ခန္ဓဝဂ် အဓိဋ္ဌ သုတ်တွင် အဘွင့်သံဝဏ္ဏနာများနှင့်တိုက်ဆိုင်၍ အကျယ်ယေဇနာခဲ့ပြီ။ အလိုရှိက ထိုမှယူကြလော့] (ဧဝံ၊ သျှိ၊ ဝုတ္တေ၊ သော်။) ကမ္မာရပုတ္တော၊ သော။ စုန္တော၊ သည်။ “ဘန္တေ၊ ရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ လျှင်။ ဘဂဝတော၊ ။ ဝစနံ၊ ကို။ ပဋိသုတ္တာ၊ ပြီး၍။ ယံ သူကရမဒ္ဓဝံ၊ သည်။ အဝသိဋ္ဌံ၊ ကြွင်းကျန်သည်။ အဟောသိ၊ ပြီ။ တံ-သူကရ မဒ္ဓဝံ၊ ထိုကြွင်းကျန်သော နူးညံ့ သိမ်မွေ့ပြေပြစ်သော တောဝက်ပျိုသားကို။ သောဗ္ဗေ၊

ဥ။ နိဗ္ဗာန်တို့၍။ ယေန-ဌာနေန၊ ဥ။ ဘဂဝါသည်။ အတ္ထိ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၏။ ဥပသင်္ကမိဘွာ၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဥ။ နိဗ္ဗာန်၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ဥ။ နိဗ္ဗာန် ခေါ်။ သော၊ ကမ္မာရ ပုတ္တံ၊ သော။ စုန္တံ၊ ကို။ ဘဂဝါသည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္တသေဘွာ၊ မူပြီး၍။ သမာဒါပေတွာ၊ မူပြီး၍။ သမုတ္တေဇေတွာ၊ မူပြီး၍။ သမ္ပဟံသေတွာ၊ မူပြီး၍။ အာသနာ၊ မှ။ ဥဋ္ဌာယ၊ မူ၍။ ပတ္တမိ၊ မူပြီး။

၁၉၀။ အထ-ပစ္စာ၊ ဖဲကြွတော်မူပြီးရာကာလမှ နောက်၌။ ကမ္မာရပုတ္တံ၊ သော။ စုန္တံ၊ သို့၏။ ဘတ္တံ၊ ထမင်းကို။ ဝါ၊ ဆွမ်းကို။ ဘုတ္တံ၊ ဝိဿ၊ ဘုဉ်းပေးတော်မူပြီး သော။ ဘဂဝတော၊ အား။ ခရော၊ ကြမ်းတမ်းသော။ အဗာဓော၊ ပြင်းစွာနှိပ်စက် တတ်သော ဝိသဘာဝရောဂါသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်ပေါ်လာပြီ။ လောဟိတပက္ခန္ဓိကာ၊ ဝမ်းသွေးသွန်ခြင်းကြောင့် ဖြစ်ကုန်သော။ ဝါ၊ သွေးအန်ခြင်းကြောင့် ဖြစ်ကုန် သော။ ပဗာဠာ၊ သည်းထန်ပြင်းပြကုန်သော။ မာရဏန္တိကာ၊ သေခြင်း၏အနီးသို့ ရောက်စေနိုင်ကုန်သော။ * ဝေဒနာ၊ ဝေဒနာတို့သည်။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။

* မှတ်ချက်။ ။ [ထိုဝေဒနာကား တောဝက်ပျိုသားကို ဘုဉ်းပေးမိခြင်း ကြောင့်ဖြစ်သည်မဟုတ်၊ အကယ်၍ တောဝက်ပျိုသားကို မဘုဉ်းပေးရဘဲ ဝေဒ နာဖြစ်ပေါ်လာသည်ရှိသော် ယခုဖြစ်သော ဝေဒနာထက် ကြမ်းကြမ်း တမ်း တမ်းဖြစ်ခဲ့ရာ၏။ ယခုမှာမူကား နူးညံ့ သိမ်မွေ့သော တောဝက်ပျိုသားကို ဘုဉ်း ပေးရသည့်အတွက် ဝေဒနာတူထူထဲထဲမဖြစ်ဘဲ ကျကျပါးပါးသာ ဖြစ်ရလေ ၏။ ထို့ကြောင့် ပါဝါပြည်မှ သုံးဂါဝုတ်ကွာဝေးသော ကုသိနာရပြည်သို့ ခြေကျင် ကြွသွားတော်မူနိုင်၏။

န ပန ဘုတ္တပစ္စယာ။ ယဒိ ဟိ အဘုတ္တဿ ဥပ္ပဇ္ဇိဿထ၊ အတိခရော ဘဝိဿတိ၊ သိနိဒ္ဓဘောဇနံ ဘုတ္တတ္တာ ပနံဿ တန ဝေဒနာ အဟောသိ။ တေနော ပဒသာ ဝန္တံ၊ အသက္ခိ။ (မဟာပရိနိဗ္ဗာနသုတ်အဋ္ဌကထာ)။

ပန၊ မူလအနက်ဆန့်ကျင်ဘက်ကိုမှတ်ချက်ချကာ ပြဆိုပါအံ့။ ဘုတ္တပစ္စယာ၊ တောဝက်ပျိုသားကို ဘုဉ်းပေးခြင်းဟူသော အကြောင်းကြောင့်။ န ဥပပါဒိ၊ အနာထင်ရှားဖြစ်လာသည်မဟုတ်။ ကလ္လာ၊ ကြောင့်။ ဘုတ္တပစ္စယာ၊ ကြောင့်။ န ဥပပါဒိ၊ အနာထင်ရှားမဖြစ်ရသနည်း။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ အဘုတ္တဿ၊ တောဝက်ပျိုသားကို မဘုဉ်းပေးရသည်ရှိသော်။ အဗာဓော၊ အနာသည်။ ယဒိ ဥပ္ပဇ္ဇိဿထ၊ အကယ်၍ဖြစ်ခဲ့အံ့။ ဧဝံ သတိ၊ ဤသို့တောဝက် ပျိုသားကို မဘုဉ်းပေးရဘဲ အနာဖြစ်ခဲ့သည်ရှိသော်။ အတိခရော၊ အလွန် ကြမ်းတမ်းသည့် ဘဝိဿတိ၊ ဖြစ်ရာလတ္တံ့။ တသ္မာ၊ ထို့ကြောင့်။ ဘုတ္တ ပစ္စယာ၊ ကြောင့်။ န ဥပပါဒိ၊ အနာထင်ရှားဖြစ်သည်မဟုတ်။ ပန၊ အဟုတ် အမှန်ကား။ သိနိဒ္ဓဘောဇနံ၊ နူးညံ့သိမ်မွေ့ ပြေပြစ်သော တောဝက်ပျိုသား ဟူသော ဘောဇဉ်ကို။ ဘုတ္တတ္တာ၊ ဘုဉ်းပေးတော်မူရသည်၏အဖြစ်ကြောင့်။

ဘဝဝါသည်။ တာ-ဝေဒနာ၊ တို့ကို။ သတော၊မူသည်။ သမ္မဇာနော၊ မူသည်။ ဟုတ္တာ၊မူ၍။ အဝိဟညမာနော၊ ဒုက္ခဝေဒနာတို့သည် မညှဉ်းဆဲမနှိပ်စက်အပ်နိုင်ဘဲ၊ အဓိဝါသေသိ၊ ကိုယ်တော်၏အထက်သို့ ဝန်တက်၍နေစေတော်မူပြီ။ ဝါ၊ သည်းခံတော် မူပြီ။ အထ-တသ္မိ၊ ကာလေ၊ ရောဂါဖြစ်ပေါ်လာရာ ထိုအခါ၌။ ဘဝဝါ သည်။

အထ-ဘဝဝေဒနာ၊ ထိုမြတ်စွာဘုရားအား။ တနု၊ ထူထူထဲထဲမဟုတ် ကျကျ ပါးပါးသော။ ဝေဒနာ၊ ဝေဒနာသည်။ အဟောသိ၊ ပြီ။ တေနေဝ၊ ထို့ကြောင့် သာလျှင်။ ပဒသ၊ ခြေတော်ဖြင့်။ ဝန္တု၊ သုံးဝါဝုတ်ခရီးသို့ကြွသွားတော်မူခြင်း ငှါ။ အသက္ခိ၊ စွမ်းနိုင်တော်မူပြီ။ (ဤကား အဋ္ဌကထာ၏အနက်)။

တောဝက်ပျိုသားကို ဘုဉ်းပေးရခြင်းကြောင့် အနာမဖြစ်ခဲ့သော် အဘယ် ကြောင့်ဖြစ်သနည်းဟုငြားအံ့၊ ရှေးအကုသိုလ် ကံဟောင်းကြောင့် ဖြစ်၏ဟု ဖြေဆိုရာ၏။ လွန်လေပြီးသောအတိတ်ကာလ၌ ငါတို့ဘုရားအလောင်းတော် သည် သူကြွယ်မျိုး၌ဖြစ်၍ ဆေးဆရာအတတ်၌လိမ္မာ၍ ဆေးကုခြင်းအမှုဖြင့် အသက်မွေးရာ သေဋ္ဌေးသားတယောက်ကို ဆေးကုသည်ရှိသော် အနာ ပျောက်လျက် ဆေးကုခ မပေးခြင်းကြောင့် “ဝမနဝိရေစန” ဟုဆိုအပ်သော အန်ဆေးပေးခဲ့ဘူး၏။ ထိုကံ၏အကျိုးကြောင့် ဖြစ်လေရာရာ ဘဝတိုင်း၌ “လောဟိတပက္ခန္ဓိကဝိရေစန” နာစွဲကပ်ခံရ၏။ နောက်ဆုံးဘဝ ပရိနိဗ္ဗာန် စံရာအခါ၌လည်း စုံနှံ၏ တောဝက်ပျိုသားဆွမ်းကို ဘုဉ်းပေးပြီးရာခဏ၌ “လောဟိတပက္ခန္ဓိကဝိရေစန” နာစွဲကပ်တော်မူ၏။

တိကိစ္ဆကော အဟံ အာသိ၊ သေဋ္ဌိပုတ္တံ ဝိရေစယိ။
တေန ကမ္မဝိပါကေန၊ ဟောတိ ပက္ခန္ဓိကာ မမ။

(ပုပ္ဖကမ္မဝိလောဟိကဗုဒ္ဓအပဒါနပါဠိတော် ကျေနစတ္တာလီသမဝဂ်စုံဒုသမ ဘာဏဝါရ။)

အဟံ၊ ငါဘုရားသည်။ တိကိစ္ဆကော၊ အသက်မွေးမှု အလေးပြု၍ ဆေးကု တတ်သော ဆေးဆရာသည်။ အာသိ၊ ဖြစ်ခဲ့ဘူးပြီ။ တဒါ၊ ထိုဆေးဆရာဖြစ် စဉ်အခါ၌။ သေဋ္ဌိပုတ္တံ၊ အနာပျောက်လျက် လောဘတွက်ကြောင့် ငဲ့ကွက် ကင်းဝေး အခ မပေးသော သေဋ္ဌေးသားကို။ ဝိရေစယိ၊ ဒေါသခက်ထန် သည်းမခံဘဲ အန်ဆေးပေးကာ ပြင်းစွာအော့အန်စေဘူးပြီ။ တေန ကမ္မဝိပါ ကေန၊ ထိုအမျက်ပြင်းထန် ဒေါသကံ၏ ထိုက်တန်သောအကျိုးကြောင့်။ မမ၊ ငါဘုရားအား။ ပက္ခန္ဓိကာ၊ ကိနှင့်တူစွာ သွေးအန်နာသည်။ ဟောတိ၊ ဖြစ်ရ ပေ၏။

“ပက္ခန္ဓိကာ” ဟူသောပုဒ်အရာ၌-လောဟိတပက္ခန္ဓိကာ ပဗာဠိံ ဝေ ဒနာ ဝတ္တန္တိ မာရဏန္တိကာ-ဟူ၍ မဟာပရိနိဗ္ဗာနသုတ်၌လာ၏။ အသျှင် သာရိပုတ္တရာပရိနိဗ္ဗာန်စံခဏ်း-မဟာပရိနိဗ္ဗာနသုတ်အဋ္ဌကထာ၌လည်း လော ဟိတပက္ခန္ဓိကာ မာရဏန္တိကာ ဝေဒနာ ဝတ္တန္တိ-ဟူ၍ပင်လာ၏။ လောဟိတ

အာယသ္မန္တံ အာနန္တံ၊ ကိ။ အာမန္တေသိ၊ မုဗြီ။ ကိ။ သိ။ အာမန္တေသိ၊ နည်း?။ “အာနန္တံ၊
န္တာ။ အာယာမ၊ ကုန်စို့။ ယေန-ဌာနေန၊ ဣ။ ကုသိနာရာ၊ ကုသိနာရမြို့သည်။ အတ္ထိ။ ၏။
တေန-ဌာနေန၊ သို့။ ဥပသက်မိဿာမ၊ ကုန်စို့”။ ဣတိ။ သို့။ အာမန္တေသိ၊ မုဗြီ။ (ဧဝံ။ သို့။

ပက္ခန္ဓိကာ၊ သွေးအန်ခြင်းကြောင့်ဖြစ်ကုန်သော။ ပဗ္ဗာဏှာ၊ သည်းထန်ပြင်းပြကုန်
သော။ မာရဏန္တိကာ၊ သေခြင်းအနီးသို့ရောက်စေနိုင်ကုန်သော။ ဝေဒနာ၊ တို့
သည်။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။ နောက်ပါဌ်၌လည်း မထူးပြီ။

ရတ္တာတိသာရော ပက္ခန္ဓိကာ။ (အဘိဓာန်နရဝဂ်)။ ရတ္တာတိသာရော
ပက္ခန္ဓိကာ၊ သွေးအန်သောအနာ၊ ဝမ်းသွေးထွက်သောအနာ။ (နိဿယ
ဟောင်း-နက်)။ ဝမ်းသွေးသွန်သောအနာ။ (နိဿယသစ်-နက်)။ နိဿယ
ဟောင်းအလို ဝမ်းသွေးသွန်နာ၊ သွေးအန်နာ နှစ်မျိုးလုံးကိုယူလို၏။ နိဿယ
သစ်အလို ဝမ်းသွေးသွန်သောအနာကိုသာ ယူလိုဟန်ရှိ၏။

ဒွယံလောဟိတနိဿရဏာရောဂေ၊ ရတ္တဿ လောဟိတဿ သဏ္ဍာန
မတိက္ကမိတ္တာ သရဏံ ဂမနံ ရတ္တာတိသာရော၊ ပက္ခန္ဓတိ နိဿရတိတိ
ပက္ခန္ဓိကာ၊ ကမု-ပဒဝိက္ခေပေ၊ ဣတ္ထိယမတိယဝေ၊ ဝါတိ တိ၊ ပက္ခမာဒိဟိ
န္တော စေတိ ဧတ္ထ စကာရေန တိဿန္တိ၊ ဓာတုန္တလောပေါ စ၊ သကတ္ထေ
ကော၊ ဒွိတ္ထေ ယဒါဒိနာ ပရကကာရဿ ခေါ ပက္ခန္ဓိကာ။ (အဘိဓာန်ဋီကာ)။

ဒွယံ၊ နှစ်ပုဒ်သည်။ လောဟိတနိဿရဏာရောဂေ၊ သွေးထွက်သွေးသွန်
သောရောဂါ၌။ ဝတ္တတိ၊ ၏။ ရတ္တဿ လောဟိတဿ၊ သွေး၏။ သဏ္ဍာနံ၊ မိမိ
တည်ရာအရပ်ကို။ အတိက္ကမိတ္တာ၊ လွန်၍။ သရဏံ ဂမနံ၊ သွားခြင်းတည်း။
ရတ္တာတိသာရော၊ သွေး၏ မိမိတည်ရာအရပ်ကို လွန်၍ သွားခြင်း။ ယာ
လောဟိတဇာတိ၊ အကြင်သွေးသည်။ ပက္ခန္ဓတိ နိဿရတိ၊ ထွက်သွားတတ်
၏။ ဣတိ-တသ္မာ၊ ထို့ကြောင့်။ သာ လောဟိတဇာတိ၊ သည်။ ပက္ခန္ဓိကာ၊
ပက္ခန္ဓိကာမည်၏။ ကမု၊ ကမုသဒ္ဓါသည်။ ပဒဝိက္ခေပေ၊ မြေကိုပစ်ချခြင်း၌။
ဇတ္ထတိ၊ ဖြစ်၏။ ဣတ္ထိယမတိယဝေ၊ ဝါတိ သုတ္တေန၊ ဣတ္ထိယမတိယဝေ၊ ဝါ
ဟူသော သုတ်ဖြင့်။ တိ၊ တိပစ္စည်းသက်။ ပက္ခမာဒိဟိန္တော စေတိ ဧတ္ထ၊ ပက္ခမာ
ဒိဟိန္တော စ-ဟူသော ဤသုတ်၌။ နိဝိဇ္ဇေန၊ တည်သော။ စ-ကာရေန၊
စ-သဒ္ဓါဖြင့်။ တိဿ၊ တိပစ္စည်း၏။ နန္တိ၊ နဝယ်နှင့်တကွပြု။ ဓာတုန္တလော
ပေါ စ၊ ဓာတုန်မကိုချေခြင်းသည်လည်း။ ဟောတိ၊ ၏။ သကတ္ထေ၊ မိမိဥစ္စာဖြစ်
သောပုဒ်နက်၌။ ကော၊ က-ပစ္စည်းသက်။ ဒွိတ္ထေ၊ နှစ်လုံးဆင့်၏အဖြစ် ကဒ္ဓေ၊
တော်ကို။ ကတေ၊ ပြအပ်ပြီးသည်ရှိသော်။ ယဒါဒိနာ၊ ယဒနုပပန္နာ- အစရှိ
သောသုတ်ကြီးဖြင့်။ ပရက-ကာရဿ၊ နောက် က-အက္ခရာ၏၊ ခေါ၊ ခပြီ။
ပက္ခန္ဓိကာ၊ ပက္ခန္ဓိကာရပ်ပြီး၏။

ဋီကာနိဿ၌ လောဟိတနိဿရဏာရောဂေ၊ သွေးအန်သောအနာ၊ ဝမ်း
သွေးထွက်သောအနာဟု အဘိဓာန်နိဿဟောင်းအတိုင်းပေး၏။ ပက္ခန္ဓတိ၊
ပက္ခန္ဓိကာ- ပုဒ်များကိုလည်း မသုမ္ဘင်ဘဲ ပါဠိရှိတိုင်းပေး၏။ ကမု-ပဒ

ဝံတ္ထေ၊သော်။) အာယသ္မာ အာနန္ဒောသည်။ “ဘန္တေ၊ရား။ဧဝံ၊ပါဠိ”။ဣတိ ခေါ၊
လျှင်။ဘဂ၊ဝတော၊အား။ ပစ္စယော၊သိ၊ဗြိ။

မိရော၊ကောင်းကျိုးနှစ်တန် လမ်းအမှန်ကို ကော်သိတတ်သော ပညာရှိ
တော်မူသော။ ဘဂဝါ၊ သည်။ ကမ္မာရဿ၊ ရွှေပန်းထိမ်သည်၏သားဖြစ်
သော။ စုန္ဒဿ၊ သောတာပန်စုန္ဒ၏။ ဘတ္တံ၊ ထမင်းကို။ ဝါ၊ဆွမ်းကို။ ဘုဠိတွာ၊

ဝိက္ခေပေ- စသောရုပ်စီရင်ပုံကိုထောက်သော် ပက္ခမတိနိဿရတီတိ ပက္ခန္ဓိ
ကာဟု တ-ဝမ်းပူနှင့်ရှိမှသင့်မည်။စာကိုယ်၊ဋီကာတိုင်း၌ပင် ဒထွေးနှင့်ချည်း
သာရှိကြ၏။ အဘိဓာန်နိဿယဟောင်းဆရာကားဋီကာသို့လိုက်၍ “ပက္ခန္ဓိ
ကာ”ဟု တဝမ်းပူနှင့်ဆုံးဖြတ်၏။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအရပ်ရပ်တို့၌
ကား “ပက္ခန္ဓိကာ”ဟု ဒထွေးနှင့်ချည်း တညီတည်း ရှိကြ၏။ ပက္ခန္ဓတိ
နိဿရတီတိ ပက္ခန္ဓိကာ။ ပ ပုဗ္ဗော ခဒိ-ပက္ခန္ဓနုဉ္ဇရဏေသု။ သဗ္ဗတော
ဏှုတွာဝိ ဝါတိ ဏှု။အနကာ ယုဏှုနန္တိ အကော၊ နိဂ္ဂဟိတာဝမော၊
တေသု ဝုဒ္ဓိတျာဒိနာ အဿ ဣတ္ထံ ပက္ခန္ဓိကာ-ဟုဋီကာဖွင့်မှ သင့်လျော်
မည်ဟု ထင်မိပေ၏။

ပက္ခန္ဓတိ နိဿရတိ၊ ထွက်သွားတတ်၏။ ဣတိ-တသ္မာ၊ ကြောင့်။ ပက္ခန္ဓိ
ကာ၊ ပက္ခန္ဓိကာမည်၏။ပပုဗ္ဗော၊ပရှေးရှိသော။ခဒိ၊ခဒိသဒ္ဓါသည်။ပက္ခန္ဓနုဉ္ဇရ
ဏေသု၊ ကောင်းကင်သို့ပျံတက်ခြင်း၊ထုတ်ခြင်းအနက်တို့၌။ ဝတ္တံတိ၊ ဖြစ်၏။
သဗ္ဗတော ဏှု၊ဘွာဝိဝါတိသုတ္တေန၊ သဗ္ဗတော ဏှု၊တွာဝိ ဝါ-ဟူသောသုတ်
ဖြင့်၊ ဏှု၊ ဏှု၊ပစ္စည်းသက်။ အနကာ ယုဏှုနန္တိသုတ္တေန၊သုတ်ဖြင့်။အကော၊
ဏှု၊ပစ္စည်းကို အကပြု။ နိဂ္ဂဟိတာဝမော၊ နိဂ္ဂဟိတ်လာ။ တေသု ဝုဒ္ဓိတျာဒိ
နာ၊ တေသုဝုဒ္ဓိဉ္စသို့အစရှိသောသုတ်ကြီးဖြင့်။ အဿ၊ အက၏အစိတ် အ၏။
ဣတ္ထံ၊ဣအဖြစ်သည်။ ဝါ၊ဣအပြုသည်။ ဟောတိ၊၏။ ပက္ခန္ဓိကာ၊ ပက္ခန္ဓိကာရုပ်
ပြီး၏။

(ဆိပ်မဟုတ်ရာ၌ ပြေးဝင်၏သို့ အရာမဟုတ်သည်၌ ဆိုလွန်း၏ဟု အပြင်မ
တင်သင့်၊စကားအလျဉ်းသင့်၍ သဒ္ဓါအဆုံးအဖြတ်ကို ရေးလိုက်ရပေ၏။)

အဘိဓာန်နရဝဂ်၌ အော့အန်နာ-ဟောဆဒ္ဓိကာ၊ဝမထု ဟုနှစ်ပုဒ်၊အဘိ
ဓာန်ဋီကာလာဝမိစုံ-ဟုတစ်ပုဒ်၊ ဤသို့အော့အန်နာဟောပရိယာယ် ၃-ပုဒ်
ပါရှိသောကြောင့် ဤရတ္တာတိသာရ၊ ပက္ခန္ဓိကာနှစ်ပုဒ်သည် ဝမ်းသွေးသွန်
နာ၊ဝမ်းကျနာကိုသာ ဟောပါသည်မဟုတ်လောဟုငြားအံ့၊ အဘိသာရောတိ
လောဟိတပက္ခန္ဓိကာဝိရေစနံ။ ။လောဟိတပက္ခန္ဓိကာဝိရေစနံ၊ သွေးအန်
နာဟူသော အော့အန်နာသည်။ အဘိသာရောတိ၊ အဘိသာရမည်၏။ ။
ဤသို့ ကျေနစတ္တာလီသမဝဂ်၌လာသော ပုဗ္ဗကမ္မဝိလောတိကမုဗ္ဗ အပဒါန်ကို
ဆောင်၍ ပဌမဝဂ်ဗုဒ္ဓအပဒါန်၌ အကုသလအပဒါန်၏အဖြစ်ဖြင့် ဘွင့်ပြအပ်
သော ဗုဒ္ဓအပဒါန်အဋ္ဌကထာရှိပြန်သောကြောင့် ရတ္တာတိသာရ၊ ပက္ခန္ဓိကာ
သဒ္ဓါသည် ဝမ်းသွေးသွန်နာ၊ဝမ်းကျနာကိုသာဟောသည်ဟုမယူသာပေ။

ဘုဉ်းပေးတော်မူပြီး၍။ ပဗ ဌံ၊ သည်းထန်ပြင်းပြသော။ မာရဏန္တိကံ၊ သေခြင်း အနီးသို့ရောက်စေနိုင်သော။ အာဗာဓံ၊ အနာသို့။ ဝါ၊ ပြင်းစွာ နှိပ်စက်တတ် သော ဝိသဘာဝရောဂါသို့။ သမ္ပုသိ၊ ကောင်းစွာရောက်တော်မူပြီ။

သူကရမဒ္ဓဝေန၊ နူးညံ့သိမ်မွေ့ ပြေပြစ်သော တောဝက်ပျိုသားကို။ ဝါ၊ မနုမဒို တောဝက်ပျို၏ အလိုလိုဖြစ် မသတ်ညှစ်သည့် ပြေပြစ်သန့်ပြန့် နူးညံ့

ဥဒ္ဓံဝိရေစနံ အဓောဝိရေစနံ။ (ဒိဿနိကာယ် သီလက္ခန္ဓံဝဂ်မြဟ္မဇာလသုတ် ပါဠိတော်)။ ဥဒ္ဓံ ဝိရေစနန္တိဥဒ္ဓံ ဒေါသာနံ နိဟရဏံ၊ အဓောဝိရေစနန္တိ အဓောဒေါသာနံ နိဟရဏံ။ (၎င်းအဋ္ဌကထာ)။ အတော ဝမနံ ဥဂ္ဂိရဏ မေဝ၊ ဥဒ္ဓံဝိရေစနံ ဒေါသာနိဟရဏံ၊ တထာ ဝိရေစနံ ဝိရေကောဝ၊ အဓော ဝိရေစနံ ဒေါသာနိဟရဏံ။ (၎င်းဋီကာသစ်)။

ဤသို့ပါဠိ၊ အဋ္ဌကထာ၊ ဋီကာရှိပြန်သောကြောင့် ဝိရေစန-သဒ္ဓါ အော့အန် နာမဟောနိုင်ဟူသြားအံ့။ ဥဒ္ဓံဝိရေစနံ၊ အထက်၌အပြစ်ကင်းစေခြင်း။ အဓောဝိ ရေစနံ၊ အောက်၌အပြစ်ကင်းစေခြင်း။ ဥဒ္ဓံ၊ အထက်သို့။ ဒေါသာနံ၊ အပြစ်တို့ ကို။ နိဟရဏံ၊ ထုတ်ပယ်ခြင်းသည်။ ဥဒ္ဓံဝိရေစနန္တိ၊ ဥဒ္ဓံဝိရေစနမည်၏။ အဓော၊ အောက်သို့။ ဒေါသာနံ၊ အပြစ်တို့ကို။ နိဟရဏံ၊ ထုတ်ပယ်ခြင်းသည်။ အဓောဝိရေစနန္တိ၊ နမည်၏။ အတော၊ ထို့ကြောင့်။ ဥဂ္ဂိရဏမေဝ၊ အော့ အန်ခြင်းသည်သာလျှင်။ ဝမနံ၊ ဝမနမည်၏။ ဒေါသာနိဟရဏံ၊ သလိပ်၊ သည်းခြေ၊ လေ အပြစ်ကို အထက်သို့ထုတ်ပယ်ခြင်းသည်။ ဥဒ္ဓံဝိရေစနံ၊ ဥဒ္ဓံ ဝိရေစနမည်၏။ တထာ၊ ထိုမှတပါး။ ဝိရေကောဝ၊ ဝမ်းလျှော ဓာတ်သက် ခြင်းသည်သာလျှင်။ ဝိရေစနံ၊ ဝိရေစနမည်၏။ ဒေါသာနိဟရဏံ၊ သလိပ်၊ သည်းခြေ၊ လေအပြစ်ကို အောက်သို့ထုတ်ပယ်ခြင်းသည်။ အဓောဝိရေစနံ၊ အဓောဝိရေစနမည်၏။

ဤပါဠိ၊ အဋ္ဌကထာ၊ ဋီကာများအရ ဝိရေစနသဒ္ဓါသည် သာမညသဒ္ဓါပင် ဖြစ်ပါသော်လည်း-

ဒုက္ကရဉ္စ အတ္တက္ခာနံ၊ အတ္တက္ခာနံ ပုနာပရံ။
အတ္တက္ခာနံ သီလာဝေဓော၊ သက္ခလိကာဝေဓော တတော။ ။
နာဠာဂီရိ သတ္တဇ္ဇောဒေါ၊ သီသဒုက္ခံ ယဝခါဒနံ။
ဝိဠိဒုက္ခမတိသာရော၊ ဣမေ အကုသလကာရဏာ။ ။
(ဗုဒ္ဓအပဒါန်အဋ္ဌကထာ။)

ဒုက္ကရံ၊ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယကျင့်ရခြင်း (၁)။ အတ္တက္ခာနံ၊ သုန္ဒရိကာပရိဗ္ဗိဇ်မ၏စွပ်စွဲခြင်း (၂)။ ပုန၊ တဖန်၊ အတ္တက္ခာနံ ၊ စိဉ္စမာနဝိကာ ၏စွပ်စွဲခြင်း (၃)။ အပရံ၊ တပါးသော။ အတ္တက္ခာနံ၊ သုန္ဒရိကာပရိဗ္ဗိဇ်မကို သတ်၍ သံသာတော်ငါးရာနှင့်တကွ မြတ်စွာဘုရားကိုစွပ်စွဲခြင်း (၄)။ သီလာ ဝေဓော၊ ဒေဝဒတ်၏ကျောက်စက်ဆင်၍ ပစ်လွှတ်ခြင်း (၅)။ တတော၊ ထိုမှ

သောအသားကို။ ဝါ၊ နွားနို့ငါးဖြာ အရသာဖြင့် ကောင်းစွာပြုပြင် စီရင်
အပ်သော နူးညံ့သောထမင်းကို။ ဝါ၊ အရသာ၏တည်ရာ ဆေးကျမ်းလာ
တိုင်း ကောင်းစွာပြုပြင် စီရင်အပ်သော နူးညံ့ပြေပြစ်သော ရသယနဆေး
အထူးကို။ ဝါ၊ အရသာ၏တည်ရာ ဆေးကျမ်းလာတိုင်း ကောင်းစွာပြုပြင်

နောက်၌။ သက္ကလိကာဝေဓော၊ ခြေတော်စွန်း၌ ကျောက်ချပ်စွန်း၏ထိခိုက်
မိခြင်း(၆)၊ နာဠာဂီရိ၊ နာဠာဂီရိဆင်ကို စေလွှတ်ခြင်း(၇)။ သတ္တစန္ဒဒေါ၊
ကျောက်ချပ်စွန်း တိုက်မိခြင်းကြောင့်ဖြစ်သော သားဆွေးသွေးပုပ်ကိုဇီဝက
၏ခားဖြင့် ခွဲ၍ဖောက်ထုတ်ခြင်း(၈)။ သီသဒုက္ခံ၊ ခေါင်းကိုက်နာစွဲဆင်းရဲခံရ
ခြင်း(၉)။ ယဝခါဒနံ၊ ဝေရဇ္ဇာပြည်၌ မုယောဆွမ်းကိုဘုဉ်းပေးရခြင်း(၁၀)။
ဝိဠိဒုက္ခံ၊ ကျောက်ကုန်းနာစွဲ ဆင်းရဲခံရခြင်း(၁၁)။ အတိယာရော၊ သွေးအန်
ခြင်း(၁၂)။ ဣမေဤဝိပါက်တော်တစ်ဆွဲနှစ်ငါးတို့သည်။ အကုသလကာရဏာ၊
အကုသိုလ်ဟူသောအကြောင်းကြောင့်။ ဘဝန္တိ၊ ကုန်၏။

ဤဂါထာ၌ ကျောက်သိုမှ်ခြင်း၊ ကျောက်စွန်းထိခိုက်ခြင်းကို နှစ်ပါးခွဲ၍ဆို
၏။ လေးသမားလွှတ်ခြင်းကိုမဆို၊ ပါဠိတော်နှင့် မညီ၊ ပါဠိတော် ၌ကား
ကျောက်သိုမှ်ခြင်း၊ ကျောက်စွန်းထိခြင်းကို တပေါင်းတည်းပြု၍ လေးသမား
လွှတ်ခြင်းကိုအသီးဟောတော်မူ၏။ ဤဝိပါက်တော်တစ်ဆွဲနှစ်ပါးတွင်—

(၁) ဤကဲ့သို့ဦးပြည်းခေါင်းတုံးအား ဗောဓိဉာဏ် အတယ်မှာရှိအံ့နည်း။
ဗောဓိဉာဏ်ကို အလွန်ရခဲ၏ဟု ဇောတိပါလလုလင်ဖြစ်စဉ်က ကဿပမြတ်စွာ
ဘုရားကို ကဲ့ရဲ့စွပ်စွဲခဲ့ဘူးသောကြောင့် ခြောက်နှစ်ပတ်လုံး ဒုက္ခရစရိယာ
ကျင့်တော်မူရပေ၏။

(၂) မုနာလိအမည်ရှိသော သေသောက်ကြူးဖြစ်စဉ်က သုရဘိအမည်ရှိ
သောပစ္စေကမုဒ္ဒါကို “ဒုဿိလော ပါပဓမ္မာ”ဟု ကဲ့ရဲ့စွပ်စွဲခဲ့ဘူးသော
ကြောင့် သုန္ဒရိကာပရိဗ္ဗိဇ်မ၏အစွပ်အစွဲကိုခံတော်မူရပေ၏။

(၃) အဘိဘူမြတ်စွာဘုရား၏တပည့် နန္ဒအမည်ရှိသောသာဝကကို ကဲ့
ရဲ့စွပ်စွဲခဲ့ဘူးသောကြောင့် စိဉ္စမာနဝိကာ၏အစွပ်အစွဲကို ခံတော်မူရပေ၏။
(ဤအရာ၌အပဒါန်အဋ္ဌကထာသည် အပဒါန်ပါဠိတော်နှင့်မညီ၊ ပါဠိတော်အ
တိုင်းရေးခဲ့ပေ၏။ အဋ္ဌကထာ၌ကား ဒုတိယဝိပါက်တော်၌ စိဉ္စမာနဝိကာ၏
စွပ်စွဲဟန်၊ တတိယ၌သုန္ဒရိကာ၏စွပ်စွဲဟန်-စသည်ဖြင့်လာ၏။ ပါဠိတော်နှင့်
မညီသည်ကားများ၏။)

(၄) ပုဏ္ဏားမျိုးရသေ့ဖြစ်၍ လိုလင်ငါးရာကို မေဒင်ပြုသလျက်နေရာ
အဘိညာဏ်ငါးပါး၊ သမာပတ်ရှစ်ပါးကိုရသော ဘိမအမည်ရှိသော ရသေ့ကို
တွေ့မြင်ရ၍ တပည့်ငါးရာနှင့်တတူ ကဲ့ရဲ့စွပ်စွဲခဲ့ဘူးသောကြောင့် သုန္ဒရိကာ
ပရိဗ္ဗိဇ်မကိုရှင်ဂေါတမ၊ ရှင်ဂေါတမ၏ တပည့်များ သတ်သည်ဟု အစွပ်
အစွဲကို ခံတော်မူရပေ၏။

စီရင်အပ်သော ရသယနအာဟာရအထူးကို။ ဝါ၊ သုတ္တံ၊ သောဏိတ စသည် ထူးလတ် ရသခတ်၏ အမြတ်တန်း ပွားတိုးရာဆေးအထူးကို။ ဘုတ္တံ၊ ဘုဉ်းပေးတော်မူပြီးသော။ သတ္တုနော စ၊ မြတ်စွာဘုရားအားလည်း။ ပဗာဠော၊ သည်းထန်ပြင်းပြသော။ ဗျာမိ၊ ပြင်းစွာနှိပ်စက်တတ်သော ဝိသဘာဝရောဂါ

(၅) မိ-ကွ၊ ဘ-တူ ညီကိုဥစ္စာဟူသော အကြောင်းကြောင့် တောင်ကြား၌ ချလျက်ကျောက်ဘိ၍ သတ်မိခြင်းကြောင့် ဒေဝဒတ်၏ကျောက်စက်ဆင်၍ ပစ်ချခြင်းကိုခံတော်မူရပေ၏။

(၆) ထိုအကြောင်းကြောင့်ပင်ဒေဝဒတ်ပစ်လွှတ်အပ်သော ကျောက်စက်မှ စင်ကျသောကျောက်ချပ်စွန်းသည် ခြေစွန်းတော်၌ ထိခိုက်မိလေ၏။

(၇) သူငယ်ဖြစ်၍ ကစားနေစဉ် ပစ္စေကဗုဒ္ဓါကိုမြင်၍ ကျောက်စရစ်ခဲကို ပစ်ဘူးသောကြောင့် ဒေဝဒတ်၏ လေးသွားစေလွှတ်ခြင်းကို ခံတော်မူရပေ၏။

(၈) ဆင်စီးသူရဲဖြစ်စဉ်အခါ ပစ္စေကဗုဒ္ဓါကို ဆင်နှင့်တိုက်ခွဲ ဘူးသောကြောင့် နာဠာဂီရိဆင်လွှတ်ခြင်းကို ခံတော်မူရပေ၏။

(၉) ပစ္စန္ဒဒေသမင်းဖြစ်၍ အပြစ်မရှိသောလူတို့ကို ဓားနှင့် ခွဲခွဲဘူးသောကြောင့် ကျောက်စွန်းထိရှိဖြစ်သော သားဆွေးသွေးပုပ်ကို ဇီဝက၏ ခွဲထုတ်ခြင်းကိုခံတော်မူရပေ၏။ ဇီဝကမှာမူကား မေတ္တာစိတ်ဖြင့် ခွဲထုတ်ခြင်းကြောင့် အကုသိုလ်မဖြစ်၊ ကုသိုလ်သာဖြစ်ပေ၏။

(၁၀) တံငါသားဖြစ်၍ အတော်အပေါင်းနှင့်တကွ သွားရာ ဦးခေါင်း၌ ရိုက်၍သတ်ဖြတ်အပ်သော ငါးတို့ကိုမြင်၍ အတော်အပေါင်းနှင့်တကွ ဝမ်းသာခွဲဘူးသောကြောင့် ခေါင်းကိုက်နာ စွဲကပ်တော်မူရပေ၏။ ဆွေတော်မျိုးတော် သင်္ကဏိဝင်တို့မှာလည်း ဝိဇ္ဇုဒ္ဓါဘဘေးကြောင့် ပျက်စီးကြရပေ၏။

(၁၁) ဇုဿမြတ်စွာဘုရား၏ စာပည့်သာဝကတို့ကို ဤရဟန်းဦးပြည်တို့ အားသလေးဆန်နှင့်မတန် မုယောဆန်နှင့်သာ တန်၏ဟု ဆဲရေးခွဲဘူးသောကြောင့်ခေရဇ္ဇာပြည်၌ သံဃာတော်အပေါင်းနှင့်တကွ မုယောဆွမ်းလှူဆွမ်းကို ဘုဉ်းပေးတော်မူရပေ၏။

(၁၂) လက်ဝှေ့သည် တယောက်ကို ပခုံးလည်ကုပ်ရိုးကိုချိုး၍ ကျောက်ကုန်းလိမ်ကာ နောက်ပြန်ထားခွဲဘူးသောကြောင့် ကျောက်ကုန်းနာ စွဲကပ်တော်မူရ၏။

ပြဲခွဲပြီးသောနည်းဖြင့် အော့အန်ဆေးပေးခွဲဘူးသောကြောင့် လောဟိတပက္ခန္ဓိကနာ စွဲကပ်တော်မူရပေ၏။ ဤသို့အကြောင်းများသောအားဖြင့် ကံနှင့်လျော်စွာအကျိုးပေးတတ်သောကြောင့်၎င်း၊ “ဩသဓံ ဒတ္တာ ဝမနုပိရေစနံ အကာသိ”။ ဩသဓံ၊ ဆေးကို။ ဒတ္တာ၊ ၍။ ဝမနုပိရေစနံ၊ အော့အန်သွေးသွန်ခြင်းကို။ အကာသိ၊ ပြဲခွဲဘူးပြီ။ ဤသို့လာသော ဗုဒ္ဓအပဒါန် အဋ္ဌကထာ၌ “ဝမနုပိရေစနံ” ဟူသော ပါဠိကို တွေ့မြင်ရသောကြောင့်၎င်း၊ “ဝမနု

သည်။ ဥဒပေါဒါထင်ရှားဖြစ်ပေါ်လာပြီ။ (ဣတိ၊ သို့။ မေ၊ သည်။ သုတံ၊ ပြီ။) ဘဝဝါသည်။ ဝိရေစမာနော၊ ဝမ်းလျှောသွေးသွန်တော်မူလျက်။ ဝါ၊ သွေးအန်တော်မူလျက်။ အာယသံဗ္ဗန္တံ အာနန္တံ၊ ကိုးတော်-ဝစနံ၊ ကို။ [နှစ်ပုဒ်ထည့်စပ်သည်။] အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အဟံ၊ ဝါဘုရားသည်။

ဥဂ္ဂိရဏမေဝ” ဟုသီလက္ခန္ဓဝင် ဗြဟ္မဇာလသုတ်ဦးကာသစ်၌မိန့်ဆိုခြင်းကြောင့် ၎င်း၊ “ဝမ၊ ဝမသဒ္ဓါသည်။ ဥဂ္ဂိရဏေ၊ အော့အန်ခြင်း၌။ ဝတ္တတိ၊ ဖြစ်၏”။ ဤသို့ ဓာတ်ကျမ်းတို့၌လာသောကြောင့် ၎င်း၊ မြတ်စွာဘုရားအား ပရိနိဗ္ဗာန်စံခါ နိုး၌ဖြစ်သော လောဟိတပက္ခန္ဓိကဝိရေစနနာအရမှာ သွေးအန်နာဟူ၍သာ ထင်မိပေ၏။ သို့မဟုတ် “ဝမနံစ ဝိရေစနံစ ဝမနဝိရေစနံ” ဟု ခွန်တွဲ၍ ဝမနဝိရေစနံ၊ အော့အန်ခြင်း၊ ဝမ်းလျှောဓာတ်သက်ခြင်းကို။ အကာသိ၊ ပြုခဲ့ဘူးပြီ။ ဤသို့အနက်ပေး၍ ဆေးဆရာဖြစ်စဉ်အခါက အော့အန်အောင်၊ ဝမ်းလျှောဓာတ်သက်အောင်ပြုခဲ့ဘူးသောကြောင့် သွေးအန်နာ၊ ဝမ်းသွေးအန်အနာ-နှစ်မျိုးလုံးစွဲကပ်တော်မူ၏ဟု ယူလျှင်လည်း သင့်လျော်ရာ၏။

လိုရင်းအချုပ်မှာမူကား သွေးအန်သောအနာဖြစ်စေ၊ ဝမ်းသွေးသွန်သော အနာဖြစ်စေ ရှေ့ကပြုခဲ့ဘူးသော အကုသိုလ်ကံ၏ အကျိုးပေးချက်ဖြစ်သော ကြောင့် ၎င်း၊ “န ဟိ ကမ္မံ ဝိနဿတိ”။ ။ ကမ္မံ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံသည်။ န ဟိ ဝိနဿတိ၊ အကျိုးမပေးရသေးသမျှ ကာလပတ်လုံး ပျက်စီးရိုး မရှိသည်သာ။ ဤသို့ ပုဗ္ဗကမ္မဝိလောတိကဗုဒ္ဓိအပဒါန်၌ လာသောကြောင့် ၎င်း၊ “အယဉ္ဇ ကမ္မဝိပါကော န သက္ကာ မယာဝါ အညေနဝါ ပဋိဗာဟိတံ”။ အယဉ္ဇ ကမ္မဝိပါကော၊ ဤကံ၏အကျိုးသည်လည်း၊ ဝါ၊ ဤကံ၏အကျိုးကိုလည်း။ မယာဝါ၊ ဝါဘုရားသည်သော်လည်းကောင်း။ အညေန ဝါ၊ တပါးသောသူသည် သော်လည်းကောင်း။ ပဋိဗာဟိတံ၊ တားမြစ်ကန့်ကွက် ပယ်ဖျက်ခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ။ ဤသမန္တပါသာဒိက တတိယပါရာဇိက သိက္ခာပုဒ် အဋ္ဌကထာ၊ သာရတ္ထပကာသနီမည်သော သံယုတ်အဋ္ဌကထာ စသည်တို့၌ လာသောကြောင့် ၎င်း၊ “ဩကာသကတံ ဟိ ကမ္မံ န သက္ကာ ပဋိဗာဟိတံ”။ ဟိ၊ ကံနှင့်စပ်လာ ကြောင်းခြင်းရာကို ထင်စွာပြအံ့။ ဩကာသကတံ၊ မြဲအပ်ပြီးသောအခွင့်ရှိသော။ ကမ္မံ၊ ကံသည်။ ဝါ၊ ကံကို။ ပဋိဗာဟိတံ၊ တားမြစ်ကန့်ကွက် ပယ်ဖျက်ခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ဤသုဂါထာ ဝဂ္ဂ ဗြဟ္မသံယုတ်၊ ဒသကနိပါတ် အင်္ဂုတ္တိုရ်ထေရဝင် ကောကာလိကသုတ် အဋ္ဌကထာလာသောကြောင့် ၎င်း၊ ကမ္မဝိပါကော ပန သဗ္ဗဘောသဇ္ဇာဒီဟိဝိ သဗ္ဗပရိတ္တာဏာဒီဟိဝိ နာလံ ပဋိဗာတာယ”။ ။ ကမ္မဝိပါကော ပန၊ ကံ၏ အကျိုးကြောင့်ဖြစ်သော အနာတို့သည်ကား။ ဝါ၊ ကံကြောင့်ဖြစ်သောအနာတို့ကိုကား။ သဗ္ဗဘောသဇ္ဇာဒီဟိဝိ၊ အလုံးစုံသော ဆေးအစရှိသည်တို့ဖြင့် လည်းကောင်း။ သဗ္ဗပရိတ္တာဏာဒီဟိဝိ၊ အလုံးစုံသော အစောင့်အရှောက် အကွယ်အကာ အစရှိသည်တို့ဖြင့်လည်းကောင်း။ ပဋိဗာတာယ၊ တားမြစ်

ကုသိနာရံ၊ ကုသိနာရအမည်ရှိသော။ နဂရံ၊ မြို့သို့။ ဝတ္ထုသမိ၊ ကြွသွားတော်မူအံ့။
ဣတိ၊ သို့။ အဝေါစ၊ ပြီ။

ဣတိ-ဣမာ ဝါထာယော၊ တို့သည်။ သင်္ဂီတိကာရကေဟိ၊ သုတ်၊ အဘိဓမ္မာ၊ ပိနည်းကို
ပေါင်းစုရွတ်ကာ သင်္ဂီယနာတင်ကြကုန်သော ထေရ်တို့သည်။ ထပိတဝါထာယော၊
ထားအပ်သောဝါထာတို့ပေတည်း။

ပါနိယာဟရဏ

၁၉၀။ အထ-တသ္မိံ ကာလေ၊ မြတ်စွာဘုရား၏ ကုသိနာရမြို့သို့ ကြွသွားထော်
မူရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ မဂ္ဂါ၊ ခရီးမှ။ သြက္ကမ္မာဖဲကြတော်မူ၍။ ယေန-ဌာနေန၊
၌။ အညတရံ၊ သော။ ရံကမ္မလံ၊ သစ်ပင်၏အနီးသည်။ ဝါ၊ သစ်ပင်၏အောက်သည်။
အတ္ထိ၊ ၏။ တေန-ဌာနေန၊ ထို အမှတ်မထား တပီးပီးသော သစ်ပင်၏အနီးရှိရာ
အရပ်သို့၊ ဥပသင်္ကမိ၊ တော်မူ၏။ ဥပသင်္ကမိတွာ၊ မူပြီး၍။ အာယသ္မန္တံ အာနန္ဒံ၊ ကို။
အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ ‘‘အာနန္ဒန္တာ၊ အဟံ၊ ဝါဘုရား
သည်။ ဣဗံ၊ တိုက်တွန်းတော်မူ၏။ တံ၊ သည်။ မေ၊ ၏။ စတုဂ္ဂဏံ၊ စတုဂ္ဂဏ်ဖြစ်သော။
ဝါ၊ လေးထပ် လေးလွှာဖြစ်သော။ သံဃာဋီ၊ သံဃာဋီကို။ ပညပေဟိ၊ ခင်းလော့။
အာနန္ဒန္တာ၊ အဟံ၊ သည်။ ကိလန္တော၊ ကိုယ်တော်ညှိုးနွမ်း ပပ်ပန်းတော်မူသည်။
အသ္မိံ၊ ဖြစ်တော်မူ၏။ အဟံ၊ သည်။ နိသီဒိဿာမိ၊ ထိုင်တော်မူအံ့။ ဣတိ၊ သို့။
အာမန္တေသိ၊ မူပြီ။ (ဝေံ၊ သို့။ ဝုတ္တေ၊ သော်။) အာယသ္မာ အာနန္ဒော၊ သည်။
‘‘ဘန္တေ၊ ရား။ ဝေံ၊ ပါပြီ။’’ ဣတိ ခေါ်သောလျှင်။ ဘဂဝတော၊ အား။ ပဋိသုတွာ၊ ၍။
စတုဂ္ဂဏံ၊ သော။ သံဃာဋီ၊ ကို။ ပညပေသိ၊ ပြီ။ ဘဂဝါ၊ သည်။ ပညတ္ထေ၊ သော။
အာသနေ၊ ဌာနိသီဒိ၊ မူ၏။ ဘဂဝါ၊ သည်။ နိသဇ္ဇ ခေါ်၊ မူပြီး၍သာလျှင်။ အာယသ္မန္တံ
အာနန္ဒံ၊ ကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ ‘‘အာနန္ဒန္တာ၊ အဟံ၊
သည်။ ဣဗံ၊ တိုက်တွန်းတော်မူ၏။ တံ၊ သည်။ မေ၊ အား။ ပါနိယံ၊ သောက်တော်ရေကို။
အာဟရ၊ ဆောင်ချေလော့။ အာနန္ဒန္တာ၊ အဟံ၊ သည်။ ပိပါသိတော၊ ရေသောက်ခြင်း
ငှါ အလိုရှိတော်မူသည်။ ဝါ၊ ရေသိပ်တော်မူသည်။ အသ္မိံ၊ မူ၏။ အဟံ၊ သည်။ ပိဝိဿာ

ပယ်ပျောက် ကွယ်ပျောက်စေခြင်းငှါ။ နာလံ၊ မစွမ်းနိုင်ကုန်။ ။ဤသို့
အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ဂိရိမာနန္ဒသုတ်ဋီကာ လာသောကြောင့်
၎င်း မည်သို့မှဆိုခွင့်မရပေ၊ အလွန်အရေးကြီးသော အချက်ပင်မဟုတ်သော်
လည်း အသျှင်သာရိပုတ္တရာမှာဖြစ်သော လောဟိတပက္ခန္ဓိက၊ မြတ်စွာဘုရား
မှာဖြစ်သော လောဟိတပက္ခန္ဓိက၊ ဤသို့တမျိုးတည်းဖြစ်ပါလျက် အသျှင်
သာရိပုတ္တရာ ပရိနိဗ္ဗာန်စံခါနီးမှာ သွေးအန်တော်မူ၏။ မြတ်စွာဘုရားမှာ
ဝမ်းတော်လား၍ ပရိနိဗ္ဗာန်စံတော်မူ၏-ဟုပြောစမှတ်ပြုအပ်သော စကား၏
လောက၌ တွင်ကျယ်နေသောကြောင့် စဉ်းစားကြရန် ကျမ်းဝန် အမျိုးမျိုး
ထုတ်ဆောင်၍ ရေးသားလိုက်ရပေသတည်း။]

မိ၊ ရေသောက်တော်မူအံ့”။ ဣတိ၊ သို့၊ အာမန္တေ သိ၊ မုပ္ပိ၊ (ဧဝံ၊ သို့၊ ဝုတ္တော၊ သော်။) အာယသ္မိ အာနန္ဒော သည်။ ဘဂဝန္တံ၊ ကိ၊ ဧဝံ-ဝစနံ၊ ကိ၊ အဝေါ၊ စ၊ မုပ္ပိ၊ ကိ၊ သို့၊ အဝေါ၊ စ၊ နည်း။ “ဘန္တေ၊ ရား။ ဣဒါနိ၊ ဌ၊ ပဉ္စမတ္တာနိ၊ ငါးလိ အတိုင်း အရှည်ရှိ ကုန်သော။ သကဋ္ဌသတာနိ၊ လှည်းတို့၏ အရာတို့သည်။ ဝါ၊ အရာသောလှည်းတို့သည်။ တနည်း- ပဉ္စမတ္တာနိ သကဋ္ဌသတာနိ၊ ငါးရာသောလှည်းတို့သည်။ အတိတ္တန္တာနိ၊ လွန်သွားပါ ကုန်ပြီ။ စက္ကန္တိန္တံ၊ စက်ဘီးသည် ဖြတ်အပ်သော။ ပရိတ္တံ၊ နည်းသော။ တံ ဥဒကံ၊ ထို ရေသည်။ လုဠိတံ၊ ချောက်ချားသည်။ အာဝိလံ၊ နောက်ကျသည်။ ဟုတွာ၊ ဤ။ သန္တတိ၊ စီးခဲ့ပါ၏။ ဘန္တေ၊ ရား။ အဝိဒူရေ၊ အနီး၌။ (ဋ္ဌိတာ၊ တည်သော။) ကကုဓာ၊ ကကုဓ အမည်ရှိသော။ အယံ နဒီ၊ ဤမြစ်သည်။ အစ္ဆောဒကော၊ ကြည်လင်သော ရေလှည်းရှိခဲ့ ပါ၏။ သာတောဒကော၊ ချိုမြိန်ကောင်းမြတ်သော ရေလှည်း ရှိခဲ့ပါ၏။ သီတောဒကော၊ အေးသော ရေလှည်းရှိခဲ့ပါ၏။ သေတောဒကော၊ ညွှန်မှော်မတင် ဖြူစင်သော ရေလှည်း ရှိခဲ့ပါ၏။ သုပ္ပတိတ္တာ၊ ကောင်းသော ဆိပ်လှည်း ရှိခဲ့ပါ၏။ ရမဏီယာ၊ မွေ့လည်းမွေ့ လျော်စေတတ်ပါ၏။ ဝါ၊ မွေ့လည်းမွေ့လျော်ဘွယ်ရာ ပါတည်း။ ဧတ္ထ-ဧတိ သံ နဒိယံ၊ ဤကကုဓအမည်ရှိသော မြစ်၌။ ဘဂဝါ၊ သည်။ ပါနိယဉ္စ၊ သောက်တော်မူရကိုလည်း။ ပိဝိဿတိ၊ သောက်တော်မူရပါလိမ့်လတ္တံ့။ ဝတ္တာနိ စ၊ ကိုယ်တို့ကိုလည်း။ သီတံ၊ အေး သည်ကို။ ကရိဿတိ၊ ပြုတော်မူရပါလိမ့်လတ္တံ့”။ ဣတိ၊ သို့၊ အဝေါ၊ စ၊ လျောက်ပြီ။

(ဧဝံ၊ သို့၊ ဝုတ္တော၊ သော်။) ဒုတိယဗ္ဗိ ခေါ် ဘဂဝါ အာယသ္မိန္တံ အာနန္ဒံ အာမန္တေ သိ “ဣဗံ မေ တံ အာနန္ဒံ ပါနိယံ အာဟရံ ပိပါသိတော သိ အာနန္ဒံ ပိဝိဿာမိတိ”။ ဒုတိယဗ္ဗိ ခေါ် အာယသ္မိ အာနန္ဒော ဘဂဝန္တံ တေဒဝေါ စ “ဣဒါနိ ဘန္တေ ပဉ္စ မတ္တာနိ သကဋ္ဌသတာနိ အတိတ္တန္တာနိ၊ တံ စက္ကန္တိန္တံ ဥဒကံ ပရိတ္တံ လုဠိတံ အာဝိလံ သန္တတိ၊ အယံ ဘန္တေ ကကုဓာ နဒီ အဝိဒူရေ အစ္ဆောဒကော သာတောဒကော သီ တောဒကော သေတောဒကော သုပ္ပတိတ္တာ ရမဏီယာ၊ ဧတ္ထ ဘဂဝါ ပါနိယဉ္စ ပိဝိဿ- တိ၊ ဝတ္တာနိ စ သီတံ ကရိဿတိတိ”။

တတိယဗ္ဗိ ခေါ် ဘဂဝါ အာယသ္မိန္တံ အာနန္ဒံ အာမန္တေ သိ “ဣဗံ မေ တံ အာနန္ဒံ ပါနိယံ အာဟရံ ပိပါသိတော သိ အာနန္ဒံ ပိဝိဿာမိ”တိ။ (ဧဝံ၊ သို့၊ ဝုတ္တော၊ မြတ်စွာဘုရားက မိန့်တော်မူအပ်ပြန်သည်ရှိသော်။) အာယသ္မိ အာနန္ဒော သည်။ “ဘန္တေ၊ ရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ်၊ သာလျှင်။ ဘဂဝတော၊ ၏။ ဝစနံ၊ ကိ။ ပဝိဿတွာ၊ ပြီး၍။ ပတ္တံ၊ သပိတ်ကို။ ဂဟေတွာ၊ ဤ။ ယေန-ဌာနေန၊ ဌ။ သာ နဒိကာ၊ ထိုမြစ်ငယ်သည်။ အတ္တိ၊ ၏။ တေန-ဌာနေန၊ သို့။ ဥပသက်မိ၊ ပြီ။ အထ-တသ္မိ၊ ကာလေ၊ အရှင်အာနန္ဒာ၏ ရေကြည်တော်ရှာ မြစ်ငယ်သို့သွားရာထိုအခါ၌။ စက္ကန္တိန္တာ၊ သော။ ပရိတ္တာ၊ သော။ သာ နဒိကာ၊ ထိုမြစ်ငယ်သည်။ လုဠိတာ၊ ချောက်ချားသည်။ အာဝိ လာ၊ နောက်ကျသည်။ ဟုတွာ၊ ဤ။ သန္တမာနာ၊ စီးသွားပါလျက်။ အာယသ္မန္တေ အာ နန္ဒံ၊ သည်။ ဥပသက်မန္တေ၊ ချဉ်းကပ်သည်ရှိသော်။ ဝါ၊ စဉ်။ အစ္ဆော၊ ကြည်လင်သည်။ ပိပုသန္တာ၊ အထူးသဖြင့်ကြည်လင်သည်။ အနာဝိလာ၊ မနောက်ကျသည်။ ဟုတွာ၊ ဤ။ သန္တိတ္ထံ၊ စီးခဲ့ပြီ။ အထ-တသ္မိ၊ ကာလေ၊ နောက်သော မြစ်ငယ်၏ ကြည်လင်ရာထိုအခါ

ဦး အာယသ္မတော အာနန္ဒဿ၊ အာ။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ဘော၊ ဒိအိအချင်းတို့။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ စက္ကန္တိန္ဒာ၊ သော။ ပရိတ္တာ၊ သော။ အယံ သာ နဒိကာ၊ သည်။ လုဠိတာ၊ သည်။ အာဝိလာ၊ သည်။ ဟုတွာ၊ ရှိ။ သန္ဓမာနာ၊ လျက်။ မယိ၊ ဝါ၊ သည်။ ဥပသင်္ကမန္တေ၊ သော်။ ဝါ၊ စဉ်။ အစ္စာ၊ သည်။ ဝိပ္ပသန္ဓာ၊ သည်။ အနာဝိလာ၊ သည်။ ဟုတွာ၊ ရှိ။ သန္ဓတိ၊ ခဲ့၏။ (တသ္မာ၊ ကြောင့်။) တထာဂတဿ၊ ၏။ မဟိဒ္ဓိကတာ၊ ကြီးသောတန်းခိုးရှိတော်မူသည်၏အဖြစ်သည်။ မဟာနုဘာဝတာ၊ ကြီးသောအာနုဘော်ရှိတော်မူသည်၏ အဖြစ်သည်။ စက္ကရိယံ ဝတ၊ လက်ဖျစ်ရိုက်တီး မြေဘုန်တီးအောင် အံ့ချီးခြင်းငှါ ထိုက်ပါပေစွတကား။ ဝါ၊ ဩ။ ဘော၊ တို့။ ဟိ- ယသ္မာ၊ ကြောင့်။ စက္ကန္တိန္ဒာ၊ သော။ ပရိတ္တာ၊ သော။ အယံ သာ နဒိကာ၊ သည်။ လုဠိတာ၊ သည်။ အာဝိလာ၊ သည်။ ဟုတွာ၊ ရှိ။ သန္ဓမာနာ၊ ပါလျက်။ မယိ၊ သည်။ ဥပသင်္ကမန္တေ၊ သော်။ ဝါ၊ စဉ်။ အစ္စာ၊ သည်။ ဝိပ္ပသန္ဓာ၊ သည်။ အနာဝိလာ၊ သည်။ ဟုတွာ၊ ရှိ။ သန္ဓတိ၊ ခဲ့၏။ (တသ္မာ၊ ကြောင့်။) တထာဂတဿ၊ ၏။ မဟိဒ္ဓိကတာ၊ သည်။ မဟာနုဘာဝတာ၊ သည်။ အတ္ထုတံ ဝတ၊ ရှောက်မဖြစ် ယခုမှအသစ်ဖြစ်ပါပေစွတကား။ ဝါ၊ ဩ”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ပြီး၍။ (ပုဒ်ပြင်၍လိုက်စပ်သည်။) ပစ္ဆန္နာ၊ ဖြင့်။ ပါနိယံ၊ ကို။ အာဒါယ၊ ရှိ။ ယေန- ဌာနေနာ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ မူ၏။ တေန-ဌာနေနာ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ရှိ။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ဘုရား။ (ယသ္မာ၊ ကြောင့်။) ဣဒါနိ၊ ၌။ စက္ကန္တိန္ဒာ၊ သော။ ပရိတ္တာ၊ သော။ သာ နဒိကာ၊ သည်။ လုဠိတာ၊ သည်။ အာဝိလာ၊ သည်။ ဟုတွာ၊ ရှိ။ သန္ဓမာနာ၊ ပါလျက်။ မယိ၊ အကျွန်ုပ်သည်။ ဥပသင်္ကမန္တေ၊ သော်။ အစ္စာ၊ သည်။ ဝိပ္ပသန္ဓာ၊ သည်။ အနာဝိလာ၊ သည်။ ဟုတွာ၊ ရှိ။ သန္ဓိတ္ထ၊ ခဲ့ပါပြီ။ ဘန္တေ၊ ဘုရား။ (တသ္မာ၊ ကြောင့်။) တထာဂတဿ၊ ၏။ မဟိဒ္ဓိကတာ၊ သည်။ မဟာနုဘာဝတာ၊ သည်။ အတ္ထုတံ ဝတ၊ စ။ ဘဂဝါ၊ သည်။ ပါနိယံ၊ ကို။ ဝိဝတု၊ သောက်တော်မူပါလော့။ သုဂတော၊ သည်။ ပါနိယံ၊ ကို။ ဝိဝတု၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ အထ-တသ္မိံ၊ ကာလေ၊ အသျှင်အာနန္ဒာက လျှောက်ထားရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ ပါနိယံ၊ ကို။ အပါယိ၊ သောက်တော်မူပြီ။

ပတ္တသမ္ပပုတ္တဝတ္ထ

၁၉၂။ ယေန သမယေန၊ ၌။ ဘဂဝါ၊ သည်။ ပါဝါ၊ ပါဝါပြည်မှ။ ကုသိနာရံ၊ ကုသိနာရမြို့သို့။ အဂမာသိ၊ မူပြီ။ [တေန-အတွက် အနိယတ်ထည့်သည်။] တေန ခေါ်ပန သမယေန၊ မြတ်စွာဘုရား၏ ပါဝါပြည်မှ ကုသိနာရမြို့သို့ ကြွသွားတော်မူရာ



ထိုအခါ၌။ မလ္လပုတ္တော။ မလ္လာမင်း၏ သားဖြစ်သော။ ကာလာမဿံ။ ကာလာမ အနွယ်ရှိသော။ အာဠာရဿ၊ အာဠာရ ရသေ့၏။ ဝါ၊ မောင်ကြောင်ရှည်ရသေ့၏။ သာဝကော၊ တပည့်ဖြစ်သော။ ပက္ခသော၊ ပက္ခသသည်။ ကုသိနာရာယ၊ မှ။ *ပါဝံ သို့။ (ဂန္တံ၊ သွားခြင်းငှါ။) အဗ္ဗါနမဂ္ဂပုဂ္ဂိပန္နော၊ အစွန်ရှည်လျားသော ခရီးသို့ သွားသည်။ ဟောတိ၊ ၎င်း။ တနည်း- ကုသိနာရာယ၊ မှ။ (နိက္ခမိတွာ၊ ထွက်၍၊ အတံ၊ သည်။) ပါဝံသို့။ (ဂမိဿာမိ၊ သွားရတော့အံ့။ ဣတိ-မနသိကတွာ၍။) အဗ္ဗါန မဂ္ဂပုဂ္ဂိပန္နော၊ သည်။ ဟောတိ၊ ၎င်း။ မလ္လပုတ္တော၊ သော။ ပက္ခသော၊ သည်။ ဘဂဝန္တံ ကို။ အညတရသ္မိံ၊ သော။ ရုက္ခမူလေ၊ ၌။ နိသိန္နံ၊ ထိုင်နေတော်မူသည်ကို။ အဒ္ဓသာ၊ ပြီ။ တနည်း- အဒ္ဓသာ ခေါ်သည်သာ။

တနည်း။ ။ အညတရသ္မိံ၊ သော။ ရုက္ခမူလေ၊ ၌။ နိသိန္နံ၊ မူသော။ ဘဂဝန္တံ၊ ကို။ အဒ္ဓသာ၊ ပြီ။ တနည်း- အဒ္ဓသာ ခေါ်သည်သာ။ အညတရသ္မိံ၊ သော။ ရုက္ခမူလေ၊ ၌။ နိသိန္နံ၊ မူသော။ ဘဂဝန္တံ၊ ကို။ [လိုက်ပေးသည်။] ဒိသ္မာ၍။ ဝါ၊ သော်။ ယေန-ဌာနေနာ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာနေနာသို့။ ဥပသင်္ကမိ၊ ၎င်း။ ဥပသင်္ကမိတွာ၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိဒိ၊ ၎င်း။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိန္နော ခေါ်၊ သော။ မလ္လပုတ္တော၊ သော။ ပက္ခသော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ မြတ်စွာဘုရား၊ အစ္စရိယံ၊ စွ။ ကသ္မာ၊ ကြောင့်။ အစ္စရိယံ၊ နည်း?။ ဘန္တေ၊ ဘုရား။ (ယသ္မာ၊ ကြောင့်။) ပဗ္ဗဇိတာ၊ ရဟန်းတို့သည်။ သန္တေန၊ ငြိမ်သက်သော။ ဝိဟာရေန၊ နေခြင်းဖြင့်။ ဝိဟရန္တိ ဝတ၊ နေနိုင်ကြပါပေကုန်စွ တကား။ ဝါ၊ ဩ။ (တသ္မာ၊ ကြောင့်။) အစ္စရိယံ၊ စွ။ ဘန္တေ၊ ဘုရား။ အပ္ပုတံ၊ စွ။ ကသ္မာ၊ ကြောင့်။ အပ္ပုတံ၊ နည်း?။ ဘန္တေ၊ ဘုရား။ (ယသ္မာ၊ ကြောင့်။) ပဗ္ဗဇိတာ၊ တို့သည်။ သန္တေန၊ သော။ ဝိဟာရေန၊ ဖြင့်။ ဝိဟရန္တိ ဝတ၊ တကား။ (တသ္မာ၊ ကြောင့်။) အပ္ပုတံ၊ စွ။ ဘန္တေ၊ ဘုရား။ (ဣဒံ၊ ဤဆိုအပ်လတ္တံ့သည်ကား။) ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသော။ (ဝတ္ထု၊ ဝတ္ထုပါတည်း။)

* ဗုဒ္ဓိချက် ။ ။ [“ပါဝံ အဗ္ဗါနမဂ္ဂပုဂ္ဂိပန္နော” ဟူသောပါဌဝယ် နှစ်နည်း ယောဇနာရာ၌ ပဌမယောဇနာနည်းကို “မဇ္ဈိမဒေသံ ဂန္တံ၊ အဗ္ဗါနမဂ္ဂပုဂ္ဂိ- ပန္နော ဟောန္တိ” ဟူသော မဟာဝဂ္ဂ မဟာခန္ဓက အဋ္ဌကထာကိုထောက်၍ “ဂန္တံ-ဟု ပါဌသေသထည့်၍ ယောဇနာလိုက်ပေ၏။ ဒုတိယယောဇနာနည်း ကို “ပါဝါယ ကုသိနာရန္တိ ပါဝါနဂရေ ဝိဏ္ဏာယ စရိတွာ ကုသိနာရံ ဂမိဿာမိတိ အဗ္ဗါနမဂ္ဂပုဂ္ဂိပန္နော ဟောတိ” ဟူသော ဒီဃနိကာယ် မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာကို မှီ၍ “ဂမိဿာမိတိ”ဟု ပါဌသေသထည့်၍ ယောဇနာ ခဲ့ပေ၏။ ထိုအဋ္ဌကထာ များ၌ လာသော ဂမိဿာမိ-ပုဒ်နှင့် ဂန္တံ-ပုဒ်သည် အာချာတ်ကြိယာ၊ ကိတ်ကြိယာ ကွဲပြားကြ သော်လည်း မနသိကာရ၊ မနသာဝဝတ္တာပိတ၊ အာဘောဂဟု ဆိုအပ်သော ရည်ရွယ်ချက် နှလုံးသွင်းကိုသာ ရကြသည်ချည်းဖြစ်သောကြောင့် သဘော

တနည်း။ ။ဘန္တေ၊ ဘုရား။ အဟံ၊သည်။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသော။ (ဝတ္ထုကို။ အာစိက္ခိယာမိ၊ လျှောက်ထားပါအံ့။)

တနည်း။ ။ဘန္တေ၊ဘုရား။ဘူတပုဗ္ဗံ၊ရှေးဖြစ်သောအတိတ်အခါ၌။ကာလာမော၊ သော။အာဠာရောသည်။ အဗ္ဗါနမဂ္ဂပုဗ္ဗိပန္နော၊သည်။ (သမာဓော၊ သော်။) မဂ္ဂါ၊မှ။ ဩက္ကမ္မ၊ ဖဲ၍။ အဝိဒ္ဓုရေ၊ အနီးဖြစ်သော။ အညတရသ္မိံ၊သော။ ရုက္ခမူလေ၊သစ်ပင် ၏အနီး၌။ ဝါ၊ သစ်ပင်၏ အောက်၌။ ဒိဝါပိဟာရံ၊ နေ့နေခြင်းကို။ ဝါ၊ နေ့နေ ခြင်းငှါ။ နိသိဒိ၊ ထိုင်နေပါပြီ။ ဘန္တေ၊ဘုရား။ အထ-တသ္မိံ ကာလေ၊ နေ့နေခြင်းငှါ ထိုင်နေရာ ထိုအခါ၌။ပဉ္စမတ္တာနိ၊ ကုန်သော။ သကဋ္ဌသတာနိ၊တို့သည်။ ကာလာမံ၊ သော။ အာဠာရံ၊ကို။ နိဿာယ နိဿာယ၊ မှီကြကုန်၍ မှီကြကုန်၍။ အတိက္ကမိံ၊သု၊ လွန်၍သွားကြပါကုန်ပြီ။ဘန္တေ၊ဘုရား။ အထ-တသ္မိံ ကာလေ၊ ငါးရာသော လှည်း တို့၏ လွန်၍သွားကြရာ ထိုအခါ၌။ အညတရော၊သော။ ပုရိသော၊သည်။ တဿ သကဋ္ဌသတဿ၊ ထိုအရာသော လှည်း၏။ ပိဋ္ဌိတော ပိဋ္ဌိတော၊နောက်မှနောက်မှ။ ဝါ၊ နောက်က နောက်က။ အာဂစ္ဆန္တော၊ လိုက်လာသည်ရှိသော်။ ယေန-ဌာနေန၊ ၌။ ကာလာမော၊သော။အာဠာရောသည်။အတ္ထိ၊၏။ တေန-ဌာနေန၊သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်ပါ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ ကာလာမံ၊ သော။ အာဠာရံ၊ ကို။ တံ- ဝစနံ၊ကို။ အဝေါစ၊ လျှောက်ပါပြီ။ ကိံ၊သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊အရှင် ဘုရား။ တံ၊ သည်။ အတိက္ကန္တာနိ၊ ‘လွန်၍သွားကြကုန်သော။ ပဉ္စမတ္တာနိ သကဋ္ဌ သတာနိ၊ တို့ကို။ အဗ္ဗသာ အပိ၊ မြင်လိုက်ရပါ၏လော’။ဣတိ၊သို့။အဝေါစ၊လျှောက် ပါပြီ။ “အာဂုသော၊ဒါယကာ။ အဟံ၊သည်။ (အတိက္ကန္တာနိ၊ကုန်သော။ ပဉ္စမတ္တာနိ သကဋ္ဌသတာနိ၊တို့ကို။) န ခေါ အဗ္ဗသံ၊ မမြင်လိုက်ရသည်သာ”။ဣတိ၊သို့။အဝေါစ၊ အာဠာရေသေ့က ပြောဆိုပါပြီ။ “ဘန္တေ၊ဘုရား။ တံ၊သည်။သဒ္ဓိံ၊အသံကို။အသောသိ ကိံ ပန၊ ကြားလိုက်ပါ၏လော”။ ဣတိ၊သို့။ အဝေါစ၊ ယောကျ်ားက လျှောက်ပါ ပြီ။ “အာဂုသော၊ဒါယကာ။ အဟံ၊သည်။ သဒ္ဓိံ၊ကို။ န ခေါ အသောသိံ၊ မကြား လိုက်ရသည်သာ”။ ဣတိ၊သို့။အဝေါစ၊ အာဠာရေသေ့က ပြောဆိုပါပြီ။ “ဘန္တေ၊

အားဖြင့် ကွဲပြားသည်မဟုတ်ပေ၊ သဘောအားဖြင့်တူသည်သာလျှင် ဖြစ်ခဲ့၏။ သို့ဖြစ်၍ “ဂမိဿာမိတိ”ဟု ဘွဲ့အပ်သော ပါဠိ၌လည်း “ဂန္တိ”ဟူ၍ လည်း ဘွဲ့သင့်၏။ “ဂန္တိ”ဟူ၍ဘွဲ့အပ်သော ပါဠိကိုလည်း “ဂမိဿာမိ” ဟူ၍လည်း ဘွဲ့သင့်၏။ သုတ္တန်ပိဋကတ်၊ ဝိနည်းပိဋကတ်တို့၌ “အဗ္ဗါန မဂ္ဂပုဗ္ဗိပန္နော” ဟူ၍၎င်း၊ “အဗ္ဗါနမဂ္ဂပုဗ္ဗိပန္နော” ဟူ၍၎င်း လာသောပါဠိ တို့၏ ရှေး၌ရှိသော ကံပုဒ်ဟုသမျှကို ဤနည်းချည်းသာ ယောဇနာရမည်။ ၎င်းကံပုဒ်ကို “ဂန္တိ”ဟူ၍၎င်း၊ဝုစ်အားလျော်စွာ “ဂမိဿာမိ-ဂမိဿာမ” ဟူ၍၎င်း ပါဠိသေသထည့်၍မစပ်ခဲ့သော် ပါဠိတော်၌ တိုက်ရိုက်စပ်ပုဒ်ကြိယာ မရှိသောကြောင့် ကြိယာမှ ဆိုတ်ခဲ့၏။ ဤပတ္တုသမ္ပလ္လာမင်းသား အခဏ်း၌ လည်း “ကုသိနာရတော နိက္ခမိတွာ ပါဝံ ဂမိဿာမိတိ မဂ္ဂံ ပဋိပဇ္ဇိ။ တေန ဂုတ္တံ ကုသိနာရာယ ပါဝံ အဗ္ဗါနမဂ္ဂပုဗ္ဗိပန္နောဟောတီတိ”ဟုဘွဲ့လျှောက်ရှိ၏။]

ဘုရား။ တံ၊ သည်။ သုတ္တော၊ အိပ်ပျော်သည်။ အဟောသိ ကိံ ပန၊ ဖြစ်ပါသလော။”
 ဣတိ၊ သို့။ အဝေါစ၊ ယောကျ်ားက လျှောက်ပါပြီ။ “အာဂုသော၊ ကာ။ အဟံ၊ သည်။
 သုတ္တော၊ သည်။ န ခေါ အဟောသိ၊ သည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ အာဠာရ
 ရသေ့ကပြောဆိုပါပြီ။ “ဘန္တေ၊ ဘုရား။ တံ၊ သည်။ သညီ၊ သညာရှိသည်။ အဟောသိ ကိံ
 ပန၊ ဖြစ်ပါသလော”။ ဣတိ၊ သို့။ အဝေါစ၊ ယောကျ်ားက လျှောက်ပါပြီ။ “အာဂု
 သော၊ ကာ။ (အဟံ၊ သည်။ သညီ၊ သည်။) ဧဝံ-အဟောသိ၊ ဤသို့ဖြစ်သည်မှန်ပေ၏”။
 ဣတိ၊ သို့။ အဝေါစ၊ အာဠာရရသေ့ကပြောဆိုပါပြီ။ “ဘန္တေ၊ ဘုရား။ သော တံ၊ ထို
 အရှင်ဘုရားသည်။ သညီ၊ သညာရှိသည်။ ဇာဂဓော၊ နိုးကြားသည်။ သမာနေ၊ ဖြစ်ပါ
 လျက်။ နိဿာယနိဿာယ၊ ကုန်၍။ အတိက္ကန္တံ နိ၊ ကုန်သော။ ပဉ္စမတ္တာနိ၊ ကုန်သော။
 သကဋ္ဌသတာနိ၊ တို့ကို။ နေဝ အဒ္ဓသ၊ မမြင်ရခဲ့။ သဒ္ဓါကို၊ န ပန အသောသိ၊ မကြား
 ရခဲ့။ ဘန္တေ၊ ဘုရား။ အပိ သု၊ ထိုသို့ပင် မမြင်ရ၊ မကြားရပါသော်လည်း။ တေ၊ ၎င်း။
 သင်္ဃာဋီ၊ သံဃာဋီသည်။ ဝါ၊ ချုပ်စပ်အပ်သော သင်္ကန်းသည်။ ရဇေန၊ မြူဖြင့်။
 ဩကိဏ္ဏာ၊ ရောပြွမ်းခဲ့ပါပြီ”။ ဣတိ၊ သို့။ အဝေါစ၊ ယောကျ်ားက လျှောက်ပါပြီ။
 “အာဂုသော၊ ကာ။ (မေ၊ ၎င်း။ သင်္ဃာဋီ၊ သည်။ ရဇေန၊ မြင့်။) ဧဝံ ဩကိဏ္ဏာ၊ ဤသို့ရော
 ပြွမ်းသည်မှန်ခဲ့ပေ၏”။ ဣတိ၊ သို့။ အဝေါစ၊ အာဠာရရသေ့က ပြောဆိုပါပြီ။ ဘန္တေ၊
 မြတ်စွာဘုရား။ အထ-တသ္မိံ ကာသေ၊ အာဠာရရသေ့က ပြောဆိုရာ ထိုအခါ၌။
 တဿ ပုရိသဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပါပြီ။ ကိံ၊ သည်။
 အဟောသိ၊ နည်း။ “ဘော၊ တို့။ အစ္စရိယံ ဝတ၊ တကား။ ကသ္မာ၊ ကြောင့်။ အစ္စရိယံ၊
 နည်း။ ဘော၊ တို့။ (ယသ္မာ၊ ကြောင့်။) ယတြ ဟိ-ယော ပဗ္ဗဇိတော၊ အကြင်ရဟန်း
 သည်။ သညီ၊ သည်။ ဇာဂဓော၊ သည်။ သမာနေ၊ ပါလျက်။ ပဉ္စမတ္တာနိ သကဋ္ဌ
 သတာနိ၊ တို့ကို။ နိဿာယ နိဿာယ၊ ကုန်၍။ အတိက္ကန္တံ နိ၊ တို့ကို။ နေဝ ဒက္ခတိ နာမ၊
 မမြင်ရတုံဘိ၏။ သဒ္ဓါကို၊ န ပန သောသတိ နာမ၊ မကြားရတုံဘိ၏။ (တာဒိသ၊
 ထိုကဲ့သို့ရူအပ်သောသဘောရှိကုန်သော။) ပဗ္ဗဇိတော၊ တို့သည်။ သန္တေန၊ သော။ ဝိဟာ
 ရေန၊ မြင့်။ ဝိဟရန္တိ ဝတ၊ ကုန်စွတကား။ (တသ္မာ၊ ကြောင့်။) အစ္စရိယံ ဝတ၊ တကား။
 ဘော၊ တို့။ အပ္ပုတံ ဝတ၊ တကား။ ကသ္မာ၊ ကြောင့်။ အပ္ပုတံ၊ နည်း။ ဘော၊ တို့။
 (ယသ္မာ၊ ကြောင့်။) ယတြ ဟိ-ယော ပဗ္ဗဇိတော၊ သည်။ သညီ၊ သည်။ ဇာဂဓော၊ သည်။
 သမာနေ၊ ပါလျက်။ ပဉ္စမတ္တာနိ သကဋ္ဌသတာနိ၊ တို့ကို။ နိဿာယ နိဿာယ၊ ကုန်၍။
 အတိက္ကန္တံ နိ၊ တို့ကို။ နေဝ ဒက္ခတိ နာမ၊ တုံဘိ၏။ သဒ္ဓါကို၊ န ပန သောသတိ
 နာမ၊ တုံဘိ၏။ (တာဒိသ၊ ကုန်သော။) ပဗ္ဗဇိတော၊ တို့သည်။ သန္တေန၊ သော။ ဝိဟာ
 ရေန၊ မြင့်။ ဝိဟရန္တိ ဝတ၊ ကုန်စွတကား။ (တသ္မာ၊ ကြောင့်။) အပ္ပုတံ ဝတ၊ တကား”။
 ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပါပြီ။ ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ပြီး၍။
 [ပုဂ္ဂိုလ်စပ်သည်။] ကာဠာမေ၊ သော။ အာဠာရေ၊ အာဠာရရသေ့၌။ ဥဠာရံ၊ မြတ်သော။
 ပသာဒံ၊ ကြည်ညိုခြင်းကို။ ပဝေဒေတွာ၊ သိစေပြီး၍။ ဝါ၊ လျှောက်ထားပြီး၍။ ပက္ကမိ၊
 ဖဲသွားပါပြီ”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၁၉၃။ (ဧဝံ၊ သို့။ သုတ္တော၊ ပက္ကသမလ္လပုတ္တဝတ္ထု အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။
 မလ္လပုတ္တံ၊ သော။ ပက္ကသံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သို့။ အဝေါစ၊

နည်း?။ ‘ပတ္တုသ၊ ပတ္တုသ။ (မယာ၊ သည်။ ဝုစ္စမာနံ၊ သော၊ ယံ - ဝစနံ၊ သည်။ အတ္ထိ၊ ၎င်း။) တံ - ဝစနံ၊ ကိ၊ တံ သည်။ ကိ၊ မညသိ၊ နည်း။ ယော - ပုဂ္ဂလော၊ သည်။ သညီ၊ သည်။ ဇာဂဓော၊ သည်။ သမာနော၊ လျက်။ နိဿာယ၊ နိဿာယ၊ ကုန်၍။ အတိတ္တန္တာနိ၊ ကုန်သော။ ပဉ္စမတ္တာနိ သကဋသတာနိ၊ တို့ကို။ နေဝ ပဿယျ၊ မမြင်ရော။ သဒ္ဓိ၊ ကို။ န ပန သုဏေယျ၊ မကြားရော။ (တဿ - ပုဂ္ဂလဿ၊ ၎င်း။ ကမ္မံ ဝါ၊ မမြင်မှု၊ မကြားမှုလည်းကောင်း။) ယော - ပုဂ္ဂလော၊ သည်။ သညီ၊ သည်။ ဇာဂဓော၊ သည်။ သမာနော၊ လျက်။ ဒေဝေ၊ မိုဗ်းသည်။ ဝဿန္တေ၊ ရွာသည်ရှိသော်။ ဒေဝေ၊ မိုဗ်းသည်။ ဂဠုဂဠုယန္တေ၊ ဂဠုဂဠုဟု အသံပြုသည်ရှိသော်။ ဝါ၊ ဂဠုးဂဠုးဂဠုးဂဠုးဟု အသံပြုသည်ရှိသော်။ ဝါ၊ ဂုဗ်းဂုဗ်းဂုဗ်းဂုဗ်းဟု အသံပြုသည်ရှိသော်။ ဝိဇ္ဇုလတာသု၊ လျှပ်စစ်နွယ်တို့သည်။ နိစ္ဆရန္တိသု၊ ကောင်းကင်ထက်ဖျား မိုဗ်းတိမ်ကြားက ထွက်သွားကုန်သည်ရှိသော်။ ဝါ၊ တပြောင်ပြောင်တလက်လက် အရောင်ထွက်လျက် ပြက်ကုန်သည်ရှိသော်။ အသနိယာ၊ မိုဗ်းကြီးသည်။ ဖလန္တိယာ၊ ကွဲအက်သကဲ့သို့ဖြစ်သည်ရှိသော်။ ဝါ၊ ထစ်ကြီးသည်ရှိသော်။ နေဝ ပဿယျ၊ မမြင်ရော။ သဒ္ဓိ၊ ကို။ န ပန သုဏေယျ၊ မကြားရော။ (တဿ - ပုဂ္ဂလဿ၊ ၎င်း။ ကမ္မံ ဝါ၊ မမြင်မှု၊ မကြားမှုလည်းကောင်း။ ဣတိ၊ သို့။ ဒ္ဓိသု၊ နှစ်ပါးကုန်သော။ ကမ္မေသု၊ မမြင်မှု၊ မကြားမှုတို့တွင်။) ကတမံ၊ အဘယ်အမှုကို။ ဝါ၊ သည်။ ဒုတ္တရတရံ ဝါ န ခေါ၊ အထူးသဖြင့် ပြုခြင်းငှါ ခဲယဉ်းသော်လည်း ခဲယဉ်းသနည်း။ ဒုရဘိသမ္ဘဝတရံ ဝါ န ခေါ၊ အထူးသဖြင့် ဖြစ်ခြင်းငှါ ခဲယဉ်းသော်လည်း ခဲယဉ်းသနည်း။’။ ဣတိ၊ သို့။ အဝေါစ၊ မူဗြီ။ (ပံ၊ သို့။ ဝုတ္ထေ၊ သော်။ မလ္လပုတ္တော၊ သော။ ပတ္တုသော၊ သည်။ ဘဂဝန္တိ၊ ကို။ တံ - ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိ၊ သို့။ အဝေါစ၊ နည်း?။ ဘန္တေ၊ ဘုရား။ ပဉ္စ သကဋသတာနိ ဝါ၊ ဝါးရာသော လှည်းတို့သည်သော်လည်းကောင်း။ ဆ သကဋသတာနိ ဝါ၊ တို့သည်သော်လည်းကောင်း။ သတ္တ သကဋသတာနိ ဝါ၊ တို့သည်သော်လည်းကောင်း။ အဠု သကဋသတာနိ ဝါ၊ တို့သည်သော်လည်းကောင်း။ နေဝ သကဋသတာနိ ဝါ၊ တို့သည်သော်လည်းကောင်း။ သကဋသဟဿံ ဝါ၊ လှည်းတို့၏အထောက်သည်သော်လည်းကောင်း။ ဝါ၊ အထောက်သော လှည်းသည်သော်လည်းကောင်း။ သကဋသတသဟဿံ ဝါ၊ လှည်းတို့၏ အသိန်းသည် သော်လည်းကောင်း။ ဝါ၊ အသိန်းသော လှည်းသည် သော်လည်းကောင်း။ ကိဗ္ဗိ၊ အဘယ်အမှုကိုသာလျှင်။ ကရိယန္တိ၊ ပြုရပါကုန်အံ့နည်း။ တနည်း - ကိဗ္ဗိ၊ ကရိယန္တိ၊ အဘယ်သို့ပြုရပါကုန်အံ့နည်း။ အထ ခေါ၊ စင်စစ်သော်ကား။ ယော - ပုဂ္ဂလော၊ သည်။ သညီ၊ သည်။ ဇာဂဓော၊ သည်။ သမာနော၊ ပါလျက်။ ဒေဝေ၊ သည်။ ဝဿန္တေ၊ သော်။ ဒေဝေ၊ သည်း။ ဂဠုဂဠုယန္တေ၊ သော်။ ဝိဇ္ဇုလတာသု၊ တို့သည်။ နိစ္ဆရန္တိသု၊ ကုန်သည်ရှိသော်။ အသနိယာ၊ သည်။ ဖလန္တိယာ၊ သော်။ နေဝ ပဿယျ၊ ရာ။ သဒ္ဓိ၊ ကို။ န ပန သုဏေယျ၊ ရာ။ (တဿ - ပုဂ္ဂလဿ၊ ၎င်း။) တေဒေဝ ကမ္မံ၊ ဤမမြင်မှု၊ မကြားမှုကိုသာလျှင်။ ဝါ၊ သည်သာလျှင်။ ဒုတ္တရတရေဉ္စေ၊ အထူးသဖြင့် ပြုခြင်းငှါလည်း ခဲယဉ်းပါ၏။ ဒုရဘိသမ္ဘဝတရေဉ္စေ၊ အထူးသဖြင့် အလွန်ဖြစ်ခြင်းငှါလည်း ခဲယဉ်းပါ၏။’။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

ပတ္တသိသ။ အဟံသည်။ ကေသော။ သမယံ။ အာတုမာယံ။ အာတုမာမြို့။
 ဘုသာဂါရေကောက်ရိုးအိမ်၌။ ဝါ။ ကောက်ရိုးစင်၌။ ဝိဟရာမိ။ မူ၏။ (ပတ္တသိသ။
 ယေန-သမယေန။ အဟံသည်။ အာတုမာယံ။ ဘုသာဂါရေ၌။ ဝိဟရာမိ။ မူ
 ၏။) တေန ခေါပန သမယေန၊ အာတုမာမြို့ ကောက်ရိုးအိမ်ဝယ် နေတော်မူရာ ထို
 အခါ၌။ ဒေဝေသည်။ ဝဿန္တေသော်။ ဒေဝေသည်။ ဂဠုဂဠုယန္တေ သော်။
 ဝိဇ္ဇုလတာသု။ ထိုသည်။ နိစ္ဆရန္တိသု။ ကုန်သည်ရှိသော်။ အသနိယာ။ သည်။
 ဖလန္တိယာ။ သော်။ ဘုသာဂါရဿ။ အဝိဒူရေ၌။ ဌေ။ နှစ်ယောက်ကုန်သော။
 ဘာတရော။ ညီနောင်ဖြစ်ကုန်သော။ ကဿကာ စ။ လယ်ထွန်သမား ထိုကိုလည်း
 ကောင်း။ ဝါ။ လယ်ထွန်သမားထိုသည်လည်းကောင်း။ စတ္တာရော။ လေးကောင်ကုန်
 သော။ ဗလိဗဒ္ဓါစ။ နွားလားထိုကိုလည်းကောင်း။ ဝါ။ နွားလားထိုသည်လည်းကောင်း။
 ဟတာ။ မိုဗ်းကြီးစက်ကွင်း သက်မကြွင်းအောင် ဖျက်ခွင်းအပ်ကုန်ပြီ။ ဝါ။ မိုဗ်းကြီး
 ဖျက်ဆီး သက်မပြီးဘဲ ပျက်စီးခြင်းသို့ရောက်ကြကုန်ပြီ။ ပတ္တသိသ။ အထ-တသ္မိံကာ
 လေ။ ခြောက်ဦးသောသတ္တဝါထိုကို မိုဗ်းကြီးပစ်ရာ ထိုအခါ၌။ အာတုမာယ။ မှ။
 မဟာဇနကာယော။ များစွာသောလူအပေါင်းသည်။ နိက္ခမိတွာ။ ထွက်ကြ၍။ ယေန-
 ဌာနေနာ၌။ ဟတာ။ ကုန်သော။ ဌေ။ ကုန်သော။ ဘာတရော။ ကုန်သော။ တေ ကဿ
 ကာစ။ ထိုသည်လည်းကောင်း။ စတ္တာရော။ ကုန်သော။ တေ ဗလိဗဒ္ဓါ စ။ ထိုသည်
 လည်းကောင်း။ သန္တိကုန်၏။ တေန-ဌာနေနာ။ ထိုခြောက်ဦးသော သတ္တဝါထိုရှိရာ
 အရပ်သို့။ ဥပသင်္ဂါမိ။ ပတ္တသိသ။ တေန ခေါပန သမယေန၊ ချဉ်းကပ်ကြရာ ထို
 အခါ၌။ အဟံသည်။ ဘုသာဂါရေမှ။ နိက္ခမိတွာ။ မူ၍။ ဘုသာဂါရဒ္ဓါရေ။ ကောက်
 ရိုးအိမ်၏တံခါး၌။ အဇ္ဈောကာယော။ လွင်တီးခေါင်၌။ စက်မာမိ။ စကြိုကြတော်မူ
 ၏။ ပတ္တသိသ။ အထ-တသ္မိံ ကာလေ။ စကြိုကြတော်မူရာ ထိုအခါ၌။ အညတရော။
 သော။ ပုရိသောသည်။ တမှာ မဟာဇနကာယာ။ မှ။ နိက္ခမိတွာ။ မူ၍။ ယေန-ဌာနေနာ၌။
 အဟံသည်။ အတ္ထိ။ တေန-ဌာနေနာ။ သို့။ ဥပသင်္ဂါမိ။ ချဉ်းကပ်လာ၏။ ဥပသင်္ဂါ
 တွာ။ ပြီး၍။ မံကို။ အဘိဝါဒေတွာ။ ပြီး၍။ ကေမန္တံ။ အောင်။ ဝါ။ အဌာသိ။ ၏။
 ပတ္တသိသ။ ကေမန္တံ။ အောင်။ ဝါ။ ၌။ ဌိတံ ခေါ်သော။ တံ ပုရိသံကို။ အဟံသည်။
 တေ-ဝစနံကို။ အဝေါစံ။ မူပြီ။ ကိံ။ သို့။ အဝေါစံနည်း။ “အာဝုသော။ ဒါယကာ။
 ကိံ။ အဘယ်အကြောင်းကြောင့်။ ဒေသော မဟာဇနကာယော။ ဤများစွာသောလူ
 အပေါင်းသည်။ သန္တိပတိတော နုခေါ်။ ကောင်းစွာကျရောက်ရသနည်း။ ဝါ။ စည်း
 ဝေးရသနည်း”။ ဣတိ။ သို့။ အဝေါစံ။ ဝါ။ ဘုရားကမိန့်တော်မူပြီ။ “ဘန္တေရား။ ဣဒါ
 နိ၌။ ဒေဝေသည်။ ဝဿန္တေသော်။ ဒေဝေသည်။ ဂဠုဂဠုယန္တေ သော်။ ဝိဇ္ဇု
 လတာသု။ ထိုသည်။ နိစ္ဆရန္တိသု။ ကုန်သည်ရှိသော်။ အသနိယာ။ သည်။ ဖလန္တိယာ။
 သော်။ ဌေ။ ကုန်သော။ ဘာတရော။ ကုန်သော။ ကဿကာ စ။ ထိုကိုလည်းကောင်း။
 ဝါ။ ထိုသည်လည်းကောင်း။ စတ္တာရော။ ကုန်သော။ ဗလိဗဒ္ဓါစ။ ထိုကိုလည်းကောင်း။
 ဝါ။ ထိုသည်လည်းကောင်း။ ဟတာ။ ပါကုန်ပြီ။ ဣ-တေသ္မိံ ကာရဏေ။ ခြောက်
 ဦးသောသတ္တဝါထိုကို မိုဗ်းကြီးပစ်ခြင်းဟူသောဤအကြောင်းကြောင့်။ ဒေသော မဟာ
 ဇနကာယော။ သည်။ သန္တိပတိတော။ ပါပြီ။ [ဤတွင် မူအစောင်စောင်၌ “သန္တိပတိ

တောတိ”ဟု တိ-ဝိလျက်ရှိကြသည်။မသို့။] တန္တေ၊ဗြတ်စွာဘုရား။ တံ၊ သည်။ ကွ၊ အဘယ်အရပ်၌။ အဟောသိ ပန၊ ဖြစ်တော်မူပါသနည်း”။ ဣတိ၊ သို့။ အဝေါစ၊ ယောက်ျားကလျောက်ပြီ။ “အာရုသော၊ ကာ။ အဟံ၊ သည်။ ဣဓေဝ-ဣမသ္မိံ ဝေဠာနော၊ ဤအရပ်၌သာလျှင်။ အဟောသိ၊ မူပြီ”။ ဣတိ၊ သို့။ အဝေါစံ၊ ငါဘုရားက မိန့်တော်မူပြီ။ “တန္တေ၊ ဘုရား။ တံ၊ သည်။ အဒ္ဓသ၊ ကိ” ပန၊ မြင်လိုက်ရပါ၏လော”။ ဣတိ၊ သို့။ အဝေါစ၊ ယောက်ျားက လျောက်ပြီ။ “အာရုသော၊ ကာ။ အဟံ၊ သည်။ န ခေါ အဒ္ဓသံ၊ မမူ”။ ဣတိ၊ သို့။ အဝေါစံ၊ မူပြီ။ “တန္တေ၊ ဘုရား။ တံ၊ သည်။ သဒ္ဓါကို။ အသောသိ ကိ” ပန၊ လော”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ “အာရုသော၊ ကာ။ အဟံ၊ သည်။ သဒ္ဓါကို။ န ခေါ အသောသိ၊ မမူ”။ ဣတိ၊ သို့။ အဝေါစံ၊ မူပြီ။ တန္တေ၊ ဘုရား။ တံ၊ သည်။ သုတ္တော၊ သည်။ အဟောသိ ကိ” ပန၊ လော”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ “အာရုသော၊ ကာ။ အဟံ၊ သည်။ သုတ္တော၊ သည်။ န ခေါ အဟောသိ၊ မမူ”။ ဣတိ၊ သို့။ အဝေါစံ၊ မူပြီ။ “တန္တေ၊ ဘုရား။ တံ၊ သည်။ သညီ၊ သည်။ အဟောသိ ကိ” ပန၊ လော”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ “အာရုသော၊ ကာ။ (အဟံ၊ သည်။ သညီ၊ သည်။) ဝေ-အဟောသိ၊ ပေ၏”။ ဣတိ၊ သို့။ အဝေါစံ၊ မူပြီ။ “တန္တေ၊ ဘုရား။ သော တံ၊ သည်။ သညီ၊ သည်။ ဇာဂရော၊ သည်။ သမာနော၊ ပါလျက်။ ဒေဝေ၊ သည်။ ဝဿန္တေ၊ သော်။ ဒေဝေ၊ သည်။ ဂဠုဂဠာယန္တေ၊ သော်။ ဝိဇ္ဇုလတာသု၊ တို့သည်။ နိစ္ဆရန္တိယု၊ ကုန်သည်ရှိသော်။ အသနိယာ၊ သည်။ ဖလန္တိယာ၊ သော်။ နေဝ အဒ္ဓသ၊ ခဲ့သဒ္ဓါကို။ န ပန အသောသိ၊ ခဲ့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ “အာရုသော၊ ကာ။ (အဟံ၊ သည်။ သညီ၊ သည်။ ဇာဂရော၊ သည်။ သမာနော၊ ပါလျက်။ ဒေဝေ၊ သည်။ ဝဿန္တေ၊ သော်။ ဒေဝေ၊ သည်။ ဂဠုဂဠာယန္တေ၊ သော်။ ဝိဇ္ဇုလတာသု၊ တို့သည်။ နိစ္ဆရန္တိယု၊ ကုန်သည်ရှိသော်။ အသနိယာ၊ သည်။ ဖလန္တိယာ၊ သော်။) ဝေ-နအဒ္ဓသံ၊ ဝေ၊ သဒ္ဓါကို။ ဝေ-န ပန အသောသိ၊ ပေ”။ ဣတိ၊ သို့။ အဝေါစံ၊ မူပြီ။

ပတ္တုသးသ။ အထ-တသ္မိံ ကာလေ၊ ငါဘုရားက မိန့်တော်မူရာတိုအခါ၌။ တဿံ ပုရိသဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိ၊ သည်။ အဟောသိ၊ နည်း?။ “ဘော၊ တို့။ အတ္တရိယံ ဝတ၊ တကား။ ကသ္မာ၊ ကြောင့်။ အတ္တရိယံ၊ နည်း?။ ဘော၊ တို့။ (ယသ္မာ၊ ကြောင့်။) ယတြ ဟိ-ယော ပဗ္ဗဇိတော၊ သည်။ သညီ၊ သည်။ ဇာဂရော၊ သည်။ သမာနော၊ ပါလျက်။ ဒေဝေ၊ သည်။ ဝဿန္တေ၊ သော်။ ဒေဝေ၊ သည်။ ဂဠုဂဠာယန္တေ၊ သော်။ ဝိဇ္ဇုလတာသု၊ တို့သည်။ နိစ္ဆရန္တိယု၊ ကုန်သည်ရှိသော်။ အသနိယာ၊ သည်။ ဖလန္တိယာ၊ သော်။ နေဝ ဒက္ခတိ နာမ၊ မမြင်ရတုံတိ၏။ သဒ္ဓါ ကို။ န ပန သောသတိ နာမ၊ မကြားရတုံတိ၏။ (တာဒိသ၊ ကုန်သော။ ပဗ္ဗဇိတာ၊ တို့သည်။ သန္တေန၊ သော။ ဝိဟာရေန၊ ဖြင့်။ ဝိဟရန္တိ ဝတ၊ တကား။ (တသ္မာ၊ ကြောင့်။) အတ္တရိယံ ဝတ၊ တကား။ ဘော၊ တို့။ အတ္တုတံ ဝတ၊ တကား။ ကသ္မာ၊ ကြောင့်။ အတ္တုတံ၊ နည်း?။ ဘော၊ တို့။ (ယသ္မာ၊ ကြောင့်။) ယတြ ဟိ-ယော ပဗ္ဗဇိတော၊ သည်။ သညီ၊ သည်။ ဇာဂရော၊ သည်။ သမာနော၊ ပါလျက်။ ဒေဝေ၊ သည်။ ဝဿန္တေ၊ သော်။ ဒေဝေ၊ သည်။ ဂဠုဂဠာယန္တေ၊ သော်။ ဝိဇ္ဇုလတာသု၊ တို့သည်။ နိစ္ဆရန္တိယု၊ ကုန်သည်ရှိသော်။ အသနိယာ၊ သည်။ ဖလန္တိယာ၊

သော်။ နေဝ ဒက္ခတိ နာမာ တုံဘိ၏။ သဒ္ဓါကို။ န ပန သောဿတိနာမာ တုံဘိ၏။ (တာဒိသာ၊ ကုန်သော။) ပဗ္ဗဇိတာ၊ တို့သည်။ သန္တေန၊ သော။ ဝိဟာရေန၊ ဖြင့်။ ဝိဟာရန္တိ ဝတ၊ တကား။ (တသ္မာ၊ ကြောင့်။) အပ္ပုတံ ဝတ၊ တကား။”။ ဣတိ-
 တေံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ (ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ပြီး၍။ သော
 ပုရိသော၊ သည်။) မယိ၊ ဌံ။ ဥဠာရံ၊ သော။ ပသာဒံ၊ ကို။ ပဝေဒေတွာ၊ ပြီး၍။ မံ၊ ကို။
 အဘိဝါဒေတွာ၊ ပြီး၍။ ပဒက္ခိဏံ၊ ကို။ ကတွာ၊ ပြီး၍။ ပတ္တမိ၊ ပြီ။”။ ဣတိ၊ သို့။
 အဝေါစ၊ မူပြီ။

ဝေံ၊ သို့။ ဝုတ္တေ၊ သော်။ မလ္လပုတ္တော၊ သော။ ပက္ခသော၊ သည်။ ဘဂဝန္တံ၊ ကို။
 တေံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊ ဘုရား။
 သောဟံ-သော အဟံ၊ ထိုအက္ခနပ်သည်။ ကာလာမေ၊ သော။ အာဠာရေ၊ ဌံ။
 မေ၏။ ယော ပသာဒေါ၊ အကြင်ကြည်ညိုခြင်းသည်။ အတ္ထိ၊ ပါ၏။ တံ-ပသာဒံ၊ ကို။
 မဟာဝါတေ၊ ကြီးစွာသောလေ၌။ ဩဇနာမိ ဝါ၊ လွှင့်သော်လည်း လွှင့်လိုက်
 ပါ၏။ သိဗ္ဗသောတာယ၊ လျင်သောအယဉ်ရှိသော။ နဒိယာ၊ မြစ်၌။ ပဝါဟေမိ ဝါ၊
 မျောသော်လည်း မျောလိုက်ပါ၏။ ဘန္တေ၊ ဘုရား။ အဘိက္ကန္တံ၊ စွ။ ဘန္တေ၊ ဘုရား။
 အဘိက္ကန္တံ၊ စွ။ ဘန္တေ၊ ဘုရား။ သေယျထာပိ၊ မည်သည်။ ကောစိ၊ သော။ ပုရိသော၊
 သည်။ နိက္ကုဇ္ဇိတံ၊ ကို။ ဥက္ကုဇ္ဇေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။
 ပဋိစ္စန္တံ၊ ကို။ ဝိဝရေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ မူဠုဿ၊ အား။
 မဂ္ဂံ၊ ကို။ အာဇိက္ခေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ “စက္ခုမန္တော၊
 ကုန်သော။ (ပုရိသာ၊ တို့သည်။) ရူပါနိ၊ တို့ကို။ ဒက္ခိန္တိ၊ ကုန်လိမ့်လတ္တံ့။”။ ဣတိ-
 မနသိကတွာ၊ ၍။ တေလပဇ္ဇောတံ၊ ကို။ ဓာရေယျ သေယျထာပိ ဝါ၊ သို့သော်
 လည်းကောင်း။ ဧဝမေဝ၊ သာလျှင်။ ဘဂဝတာ၊ သည်။ အနေကပရိယာယေန၊ ဖြင့်။
 ဓမ္မော၊ ကို။ ပကာသိတော၊ မူအပ်ပါပြီ။ ဘန္တေ၊ ဘုရား။ သောဟံ- သော အဟံ၊
 သည်။ ဘဂဝန္တံ၊ ကို။ သရဏံ၊ ဟူ၍။ ဝစ္ဆာမိ၊ ပါ၏။ ဓမ္မဉ္စ၊ ကိုလည်း။ သရဏံ၊
 ဟူ၍။ ဝစ္ဆာမိ၊ ပါ၏။ သိက္ခသံဃဉ္စ၊ ကိုလည်း။ သရဏံ၊ ဟူ၍။ ဝစ္ဆာမိ၊ ပါ၏။
 ဘဂဝါ၊ သည်။ မံ၊ ကို။ အဇ္ဇတဂ္ဂေ၍။ မံ၊ ကို။ ပါဏုပေတံ၊ သော။ သရဏံ၊ ဟူ၍။
 ဝတံ၊ သော။ ဥပါသကံ၊ ဟူ၍။ ဓာရေတု၊ မူပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၁၉၄။ အထ-ပစ္ဆိ၊ လျှောက်ထားပြီးရာကာလမှ နောက်၌။ မလ္လပုတ္တော၊ သော။
 ပက္ခသော၊ သည်။ အညတရံ၊ သော။ ပုရိသံ၊ ကို။ အာမန္တေသိ၊ သိစေပြီ။ ဝါ၊ ပြော
 ဆိုပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “ဘဏော၊ အချင်း။ (အဟံ၊ သည်။) ဣဗံ၊ ၍။
 တံ၊ သည်။ မေ၏။ ဝါ၊ သည်။ ဓာရဏီယံ၊ ရံခါရံခါ ပွဲရှိရာ၌ ကောင်းစွာ ဆောင်
 အပ်သော။ ဝါ၊ ရံခါရံခါ ပွဲရှိရာ၌ ကောင်းစွာဝယ်အပ်သော။ ဝါ၊ ကြီးကြားကြီးကြား
 ပွဲနေများ၌ ဆောင်သွားအပ်သော။ ဝါ၊ ကြီးကြားကြီးကြား ပွဲနေများ၌ ဝယ်သွား
 အပ်သော။ သိဝိဝဏ္ဏံ၊ သိဝိရွှေနှင့်တူသော အဆင်းရှိသော။ ယဂမဋ္ဌံ၊ ပြေပြစ်ချောမော
 သောပုဆိုးအစုံကို။ အာဟာရ၊ ဆောင်ချေလော့”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဝေံ၊ သို့။
 ဝုတ္တေ၊ ပက္ခသကပြောဆိုအပ်သည်ရှိသော်။) သော ပုရိသော၊ သည်။ “ဘော၊ အရှင်။

ဝေံပါဠိ”။ ဣတိ ခေါ၊သာလျှင်။ မလ္လပုတ္တံ၊သော။ ပတ္တုသံ၊အား။ ပဋိသုတ္တာ
 ပြီး၍၊ ဓာရဏီယံ၊သော။ သိင်္ဂီဝဏ္ဏံ၊သော။ တံ ယုဂဋ္ဌံ၊ ကို။ အာဟရသိ၊ဆောင်
 ခဲ့ပြီ။ အထ-ပစ္စာ၊ ဆောင်ခဲ့ပြီးရာကာလမှ နောက်၌။ မလ္လပုတ္တော၊ သော။ ပတ္တု
 သော၊သည်။ ဓာရဏီယံ၊သော။ သိင်္ဂီဝဏ္ဏံ၊သော။ တံ ယုဂမဋ္ဌံ၊ကို။ ဘဂဝတော၊
 အား။ ဥပနာမေသိ၊ ဆက်ကပ်ပြီ။ ကိံဝစနံ၊ကို။ ဝတ္တာ၊ လျှောက်ထား၍။ ဥပနာ
 မေသိ၊နည်း?။ “ဘန္တေ၊ဘုရား။ သိင်္ဂီဝဏ္ဏံ၊သော။ ဣဒံ ယုဂမဋ္ဌံ၊ကို။ (မေးသည်။)
 ဓာရဏီယံ၊ ရံခါရံခါပွဲရှိရာ၌ ကောင်းစွာဆောင်အပ်ပါ၏။ တနည်း-ဣဒံယုဂမဋ္ဌံ၊
 သည်။ မေး၏။ ဝါ၊သည်။ ဓာရဏီယံ၊သော။ သိင်္ဂီဝဏ္ဏံ၊သော။ ယုဂမဋ္ဌံ၊ပါတည်း။ မေး
 ၏။ တံ-ယုဂမဋ္ဌံ၊ကို။ ဘဂဝါ၊သည်။ အနုကမ္ပံ၊အစဉ်သနား စောင့်ရှောက် ချီးမြှောက်
 မြင်းကို။ ဥပါဒါယ၊ အကြောင်းပြု၍။ ပဋိဂ္ဂဏှာတု၊အလှူခံတော်မူပါလော့”။ ဣတိ-
 ဣဒံ ဝစနံ၊ကို။ ဝတ္တာ၊ ၍။ ဥပနာမေသိ၊ ပြီ။ (ဝေံ၊ သို့။ ပုတ္တော၊ သော်။ ဘဂဝါ၊
 သည်။ မလ္လပုတ္တံ၊ သော။ ပတ္တုသံ၊ကို။ ဧတံ-ဝစနံ၊ကို။ အဝေါစ၊ မူပြီ။) ကိံ၊သို့၊
 အဝေါစ၊နည်း?။ “ပတ္တုသ၊ သ။ (အဟံ၊သည်။) တေနဟိ၊တိုက်တွန်းတော်မူပေ
 ၏။ တနည်း-ပတ္တုသ၊ သ။ (ယေန-ကာရဏေန၊ ကြောင့်၊တွံ၊သည်။ ဓာရဏီယံ၊
 သော။ သိင်္ဂီဝဏ္ဏံ၊သော။ ယုဂမဋ္ဌံ၊ကို။ ဥပနာမေသိ၊ခွဲ၏။) ဘေနဟိ-ကာရဏေန၊
 သင်၏ရံခါရံခါပွဲရှိရာ၌ ကောင်းစွာဆောင်အပ်သော သိင်္ဂီရွှေနှင့်တူသော အဆင်း
 ရှိသော ပြေပြစ်ချောမောသော ပုဆိုးအစုံကို ဆက်ကပ်သည်၏ အဖြစ်ဟူသော
 ထိုအကြောင်းကြောင့်သာလျှင်။ (တွံ၊ သည်။) ဧကေန၊တစ်ထည်သော။ (ဝတ္ထေန၊
 အဝတ်ဖြင့်။ ဝါ၊အဝတ်ကို။) မံ၊ဝါဘုရားကို။ ဝါ၊ဝါဘုရားအား။ အစ္စ္စာဒေဟိ၊ ဖုံး
 လွှမ်းလော့။ ဝါ၊လှူလော့။ ဧကေန၊တစ်ထည်သော။ (ဝတ္ထေန၊ဖြင့်။ ဝါ၊ကို။) အာနန္ဒံ၊
 ကို။ ဝါ၊အား။ အစ္စ္စာဒေဟိ၊ လော့”။ ဣတိ၊သို့။ အဝေါစ၊မူပြီ။ (ဝေံ၊သို့။ ပုတ္တော၊
 သော်။) မလ္လပုတ္တော၊ သော။ ပတ္တုသော၊ သည်။ “ဘန္တေ၊ဘုရား။ ဝေံပါဠိ”။
 ဣတိ ခေါ၊သာလျှင်။ ဘဂဝတော၊၏။ (ဝစနံ၊ကို။) ပဋိသုတ္တာ၊ ပြီး၍။ ဧကေန၊
 သော။ (ဝတ္ထေန၊ဖြင့်။ ဝါ၊ကို။) ဘဂဝန္တံ၊ကို။ ဝါ၊အား။ အစ္စ္စာဒေဟိ၊၏။ ဧကေန၊
 သော။ (ဝတ္ထေန၊ဖြင့်။ ဝါ၊ကို။) အာယသ္မန္တံ၊ အာနန္ဒံ၊ကို။ ဝါ၊အား။ အစ္စ္စာဒေသိ၊
 ပြီ။ အထ-တသ္မိံ ကာလေ၊ပတ္တုသက ပြေပြစ်ချောမောသော ပုဆိုးအစုံကို လှူရာ
 ထိုအခါ၌။ ဘဂဝါ၊သည်။ မလ္လပုတ္တံ၊သော။ ပတ္တုသံ၊ကို။ ဓမ္မိယာ၊သော။ ကထာ
 ယ၊ဖြင့်။ သန္တသေသိ၊ မူပြီ။ သမာဒါပေသိ၊ပြီ။ သမုတ္တေဇေသိ၊ပြီ။ သမ္ပဟံသေသိ၊ပြီ။
 အထ-ပစ္စာ၊တရားဟောပြီးရာကာလမှ နောက်၌။ ဘဂဝတော၊သည်။ ဓမ္မိယာ၊သော။
 ကထာယ၊ဖြင့်။ သန္တသိတော၊သော။ သမာဒါပိတော၊သော။ သမုတ္တေဇိတော၊သော။
 သမ္ပဟံသိတော၊သော။ မလ္လပုတ္တော၊သော။ ပတ္တုသော၊သည်။ အာသနာ၊မှ။ ဥဋ္ဌာယ၊
 ၍။ ဘဂဝန္တံ၊ကို။ အဘိဝါဒေတွာ၊၍။ ပဒက္ခိဏံ၊ကို။ ကတွာ၊ ၍။ ပတ္တမိ၊ပြီ။
 ၁၉၅။ အထ-ပစ္စာ၊ပတ္တုသ၏ ဖွဲ့သွားပြီးရာကာလမှ နောက်၌။ အာယသ္မံ၊
 အာနန္ဒော၊ သည်။ မလ္လပုတ္တော၊သော။ ပတ္တုသော၊ သည်။ အစိရပတ္တန္တေ၊ ဖွဲ့သွားပြီး
 သောပတ္တုသအား ကြာမြင့်သောကာလမရှိသေးမီ။ ဝါ၊သွားရာအခါမှစ၍ မကြာ
 မြင့်သေးမီ။ ဓာရဏီယံ၊သော။ သိင်္ဂီဝဏ္ဏံ၊သော။ တံ ယုဂမဋ္ဌံ၊ကို။ ဘဂဝတော၊ ၏။

ကာယံ၊ ကိုယ်တော်သို့။ ဥပနာမေသိ၊ ကပ်၍ညွတ်စေပြီ။ ဘဂဝတော၊ ဤ။ ကာယံ၊ သို့။ ဥပနာမိတံ၊ သော၊ တံ-ယုဂမဋ္ဌံ၊ သည်း၊ ဟတစ္စိကံ ဝိယ၊ ကင်းပြီးသော မီးတောက် မီးလျှံရှိသော မီးကျိုးကဲ့သို့။ ခါယတိ၊ တင်ခဲ့၏။ [ဤနည်းအလို ဝိယ-သဒ္ဓါဥပမာ ဇောတကနိပါတ်ပုဒ်တည်း။ အဋ္ဌကထာနှင့်အညီ ယောဇနာသည်။]

တနည်း။ ။ ဟတစ္စိကံ၊ ပယ်ဖျောက်အပ်သော အရောင်ရှိသည်။ (ဟုတ္တု၊ ရှိ။) ခါယတိ၊ ဤ။ [ဤနည်းအလို ဝိယ-သဒ္ဓါ နိပါတ်မျှသာ၊ ဦကာနှင့်အညီ ယောဇနာ သည်။] အထ-တသ္မိံ ကာလေ၊ မြတ်စွာဘုရား၏ကိုယ်တော်သို့ ကပ်၍ညွတ်စေအပ် သော ပြေပြစ်ချောမောသောပုဆိုးအစုံ၏ ကင်းပြီးသော မီးတောက် မီးလျှံရှိသော မီးကျိုးကဲ့သို့ထင်ရာ ထိုအခါ၌။ အာယသ္မန္တံ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဇေတံ- ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ဘုရား။ အစ္စရိယံ၊ စွ။ ဘန္တေ၊ ဘုရား။ အပ္ပတ္တံ၊ စွ။ ဘန္တေ၊ ဘုရား။ တထာဂတဿ၊ ဤ။ ဆဝိဝဇ္ဇော၊ အရေ အဆင်းတော်သည်။ ယာဝ၊ အလွန်အကဲ။ ပရိသုဒ္ဓေါ၊ ထက်ဝန်းကျင်မှ စင်ကြယ်ခဲ့ပါ၏။ ပရိယောဒါတော၊ ထက်ဝန်းကျင်မှ ဖြူစင်ခဲ့ပါ၏။ ဘန္တေ၊ ဘုရား။ ဓာရဏီယံ၊ သော။ သိဝိဝဇ္ဇံ၊ သော။ ဣဒံ ယုဂမဋ္ဌံ၊ သည်။ ဝါ၊ ကို။ ဘဂဝတော၊ ဤ။ ကာယံ၊ သို့။ ဥပနာမိ တံ၊ အပ်သည်။ (သမာနံ၊ သော်။) ဟတစ္စိကံ ဝိယ၊ သို့။ ခါယတိ၊ ပါ၏။ တနည်း- ဟတစ္စိကံ၊ သည်။ (ဟုတ္တု၊ ရှိ။) ခါယတိ၊ ပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တံ၊ သော်။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ ဇေတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အာနန္ဒ၊ နန္ဒာ။ ဇေတံ-ဝစနံ၊ ဤသင်လျှောက်အပ်သော စကားသည်။ ဧဝံ၊ ဤသို့သင်လျှောက်သည့်အတိုင်းမှန်ပေ၏။ အာနန္ဒ၊ နန္ဒာ။ ဇေတံ-ဝစနံ၊ သည်။ ဧဝံ၊ ဤ။ ဦသု၊ နှစ်ပါးကုန်သော။ ကာလေသု၊ အခါတို့၌။ တထာဂတဿ၊ ဝါဘုရား၏။ ကာယော၊ သည်။ အတိဝိယ၊ အလွန်အကဲသာလျှင်။ ပရိသုဒ္ဓေါ၊ သည်။ ဟောတိ၊ ဤ။ ဆဝိဝဇ္ဇော၊ သည်။ ပရိယောဒါတော၊ သည်။ ဟောတိ၊ ဤ။ ဦသု၊ ကုန် သော။ ကတမေသု ကာလေသု၊ အဘယ်အခါတို့၌။ (တထာဂတဿ၊ ဤ။ ကာယော၊ သည်။ ပရိသုဒ္ဓေါ၊ သည်။ ဟောတိ၊ နည်း။ ဆဝိဝဇ္ဇော၊ သည်။ ပရိယောဒါတော၊ သည်။ ဟောတိ၊ နည်း?။) အာနန္ဒ၊ နန္ဒာ။ ယဉ္ဇ ရတ္တိံ၊ အကြင်ညဉ့်၌လည်း။ တထာ ဂတော၊ သည်။ အနုတ္တံရံ၊ မိမိကိုလွန်သော ဗောဓိမရှိသော။ ဝါ၊ မိမိထက်မြတ်သော ဗောဓိမရှိသော။ သမ္မာသမ္ဗောဓိံ၊ မတောက်မပြန် ကိုယ်တိုင်သိတတ်သော အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်ကို။ အဘိသမ္ဗုဇ္ဈတိ၊ ထိုးထွင်း၍သိတော်မူ၏။ ယဉ္ဇ ရတ္တိံ၊ ၌လည်း။ အနုပါဒိသေသာယာ၊ ကံ၊ ကိလေသာတို့သည် စွဲလမ်းအပ်သော ဝိပင်္က၊ ကဋ္ဌတ္တာရုပ်တည်းဟူသော အကြွင်းအကျန်မရှိသော။ နိဗ္ဗာနဓာတုယာ၊ နိဗ္ဗာနဓာတ်ဖြင့်။ ဝါ၊ ငြိမ်းအေးခြင်းသဘောဖြင့်။ ပရိနိဗ္ဗာယတိ၊ ပရိနိဗ္ဗာန်စံတော်မူ၏။ အာနန္ဒ၊ နန္ဒာ။ ဦသု၊ ကုန်သော။ ဣမေသု ကာလေသု၊ သမ္ဗောဓိကို ထိုးထွင်း၍သိရာ ညဉ့်ဟုဆိုအပ်သောအခါ၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူရာ ညဉ့် ဟုဆိုအပ်သော ဤအခါတို့၌။ တထာဂတဿ၊ ဤ။ ကာယော၊ သည်။ အတိဝိယ၊ သာ လျှင်။ ပရိသုဒ္ဓေါ၊ သည်။ ဟောတိ၊ ဤ။ ဆဝိဝဇ္ဇော၊ သည်။ ပရိယောဒါတော၊ သည်။ ဟောတိ၊ ဤ။ အာနန္ဒ၊ နန္ဒာ။ အဇ္ဇာ၌၊ ရတ္တိယာ၊ ဤ။ ဝါ၊ တွင်။ ပစ္ဆိမေ၊ နောက်ဆုံး

ဖြစ်သော၊ ယာမေ၊ ယာမိန္ဒ၊ တနည်း-ပစ္စိမေ ယာမေ၊ ပစ္စိမယာမိန္ဒ။ ဝါ၊
 လင်းအားကြီးယာမိန္ဒ၊ ကုသိနာရာယံ၊ ကုသိနာရအမည်ရှိသော မြို့၌၊ မလ္လာနံ၊ မလ္လာမင်း
 တို့၏။ ဥပဝတ္တနေ၊ ဥယျာဉ်မှအရှေ့၊ စဉ်းငယ်ကွေ့၍ မြောက်သို့သွားရာ သွား
 ကြောင်းဖြစ်သော။ ဝါ၊ ဝေး၊ နီးရပ်သား မိတ်ဆွေများကို စကားနှုတ်ခွန်း ဆက်သ
 ညွှန်း၍ အလွမ်းဖြေကာ ပြန်လည်ရာဖြစ်သော။ သာလဝနေ၊ အင်ကြင်းဥယျာဉ်တော်
 ၌။ ယမကသာလာနံ၊ အစုံအစုံသော အင်ကြင်းပင်ပျိုတို့၏။ ဝါ၊ အမြစ်၊ ပင်စည်၊ အခွ၊
 အရွက်တို့ဖြင့် အချင်းချင်းရောယှက်၍တည်သော အင်ကြင်းပင်ပျိုတို့၏။ အန္တရေန၊
 အလယ်စပ်ကြား၌။ တထာဂတဿ၊ ။ ။ ပရိနိဗ္ဗာနံ၊ ပရိနိဗ္ဗာန်စံတော်မူခြင်းသည်။
 ဝါ၊ ငြိမ်းအေးခြင်းသည်။ ဘဝိဿတိ၊ လတ္တံ့။ [မူများတွင် “ဘဝိဿတိတိ” ဟု
 တိ-ပိုလျက်ရှိကြသည်။] အာနန္ဒ၊ န္ဒာ။ တံ၊ သည်။ အာ၊ လော့။ မယံ၊ တို့သည်။ ယာမ၊
 ကုန်စို့။ ယေန-ဌာနေန၊ ၌။ ကကုဓာ၊ ကကုအမည်ရှိသော၊ နဒီ၊ သည်။ အတ္ထိ၊ ။ ။
 တေန-ဌာနေန၊ သို့။ ဥပသင်္ကမိသာမ၊ ကုန်စို့”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ (ဧဝံ၊ သို့။
 ဝုတ္တေ၊ သော်။ အာယသ္မာ အာနန္ဒော၊ သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါဠိ”။ ဣတိ ခေါ၊
 သာလျှင်။ ဘဂဝတော၊ အား။ ပစ္စုသောသိ၊ ပြီ။

ပတ္တုသော၊ ပတ္တုသသည်။ သိဂီဝဏ္ဏံ၊ သိဂီရွှေနှင့်တူသော အဆင်းရှိ
 သော။ ယုဂမဋ္ဌံ၊ ပြေပြစ်ချောမောသော ပုဆိုးအစုံကို။ အဘိဟာရယံ၊ ရှေးရှု
 ဆောင်ပြီ။ (သိဂီဝဏ္ဏံနု၊ သော။) တေန-ယုဂမဋ္ဌေန၊ ဖြင့်။ အစ္စ္စာဒိတော၊
 ဖုံးလွှမ်းအပ်သော။ သတ္တာ၊ မြတ်စွာဘုရားသည်။ ဟေမဝဏ္ဏံ၊ ရွှေနှင့်တူ
 သောအဆင်းရှိသည်။ (ဟုတွာ၊ မူ၍။) အသောဘထ၊ တင့်တယ်တော်မူလေပြီ။
 ဣတိ-အယံ ဂါထာ၊ ဤဂါထာသည်။ (သဂီတိကာရကေဟိ၊ တို့သည်။ ထပိတ
 ဂါထာ၊ ပေတည်း။)

၁၉၆။ အထ-တသ္မိံ ကာလေ၊ အသျှင်အာနန္ဒာက ဝန်ခံရာ ထိုအခါ၌။ ဘဂဝါ၊
 သည်။ မဟတာ၊ သော။ ဘိက္ခုသံဃေန၊ နှင့်။ သဗ္ဗိံ၊ ကွ။ ယေန-ဌာနေန၊ ၌။ ကကုဓာ၊
 သော။ နဒီ၊ သည်။ အတ္ထိ၊ ။ ။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ မူ၏။ ဥပသင်္ကမိတွာ၊
 မူပြီး၍၊ ကကုဓံ၊ သော။ နဒီ၊ သို့။ အဇ္ဈောဂါဟေတွာ၊ သက်ဆင်းတော်မူပြီး၍၊ နတွာ စ၊
 ရေချိုးတော်မူပြီး၍လည်းကောင်း။ ပိဝိတွာ စ၊ သောက်တော်မူပြီး၍လည်းကောင်း။
 ပစ္စုတ္တရိတွာ၊ တဘန်တက်တော်မူ၍၊ ယေန-ဌာနေန၊ ၌။ အမ္ပဝနံ၊ သရက်တောသည်။
 အတ္ထိ၊ ။ ။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ။ ။ ဥပသင်္ကမိတွာ၊ မူပြီး၍၊ အာယသ္မာ နန္ဒကံ၊
 အသျှင်စုံနွံကကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “စုံနွံက၊ စုံနွံက။
 (အဟံ၊ သည်။ ဣဗံ၊ မူ၏။ တံ၊ သည်။ မေ၏။ စတုဂ္ဂုဏံ၊ သော။ သင်္ဘာဋီ၊ ကို။ ပညပေဟိ၊
 လော့။ တနည်း-တံ၊ သည်။ မေ၏။ သင်္ဘာဋီ၊ ကို။ စတုဂ္ဂုဏံ၊ လော့ထပ်လေးလွှာကို။
 (ကတွာ၊ ပြု၍။) ပညပေဟိ၊ လော့။ စုံနွံက၊ က။ အဟံ၊ သည်။ ကိလန္တော၊ သည်။ အသ္မိ၊
 မူ၏။ အဟံ၊ သည်။ နိပဇ္ဇိဿာမိ၊ လျှောင်းတော်မူအံ့”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ သော်) အာယသ္မာ စုံနွံကော၊ သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊
 ပါဠိ”။ ဣတိ ခေါ၊ သာလျှင်။ ဘဂဝတော၊ မြတ်စွာဘုရား၏စကားတော်ကို။ ပဋိသ္မာ

တွာ။ ပြီး၍။ သင်္ခါဝိ။ ကို။ စတုဂ္ဂါဏံ။ ကို။ (ကတွာ၍။) ပညိပေယိ။ ခင်းပြီ။ အထ-
 တသ္မိံ ကာလေ။ သင်္ခါဝိ။ ကို။ စတုဂ္ဂါဏံ။ ကို။ (ကတွာ၍။) ပညိပေယိ။ ခင်းပြီ။ အထ-
 တသ္မိံ ကာလေ။ သင်္ခါဝိ။ ကို။ စတုဂ္ဂါဏံ။ ကို။ (ကတွာ၍။) ပညိပေယိ။ ခင်းပြီ။ အထ-
 တသ္မိံ ကာလေ။ သင်္ခါဝိ။ ကို။ စတုဂ္ဂါဏံ။ ကို။ (ကတွာ၍။) ပညိပေယိ။ ခင်းပြီ။ အထ-
 တသ္မိံ ကာလေ။ သင်္ခါဝိ။ ကို။ စတုဂ္ဂါဏံ။ ကို။ (ကတွာ၍။) ပညိပေယိ။ ခင်းပြီ။ အထ-
 တသ္မိံ ကာလေ။ သင်္ခါဝိ။ ကို။ စတုဂ္ဂါဏံ။ ကို။ (ကတွာ၍။) ပညိပေယိ။ ခင်းပြီ။ အထ-
 တသ္မိံ ကာလေ။ သင်္ခါဝိ။ ကို။ စတုဂ္ဂါဏံ။ ကို။ (ကတွာ၍။) ပညိပေယိ။ ခင်းပြီ။ အထ-
 တသ္မိံ ကာလေ။ သင်္ခါဝိ။ ကို။ စတုဂ္ဂါဏံ။ ကို။ (ကတွာ၍။) ပညိပေယိ။ ခင်းပြီ။ အထ-

ဗုဒ္ဓေါ။ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီး
 သော။ သတ္တာ။ နတ်လူတို့၏ဆရာဖြစ်တော်မူသော။ လောကေ။ လောက၌။
 အပ္ပဋိမော စ။ တုဘက် ပြိုင်ဘက် ကင်းတော်မူပြီးသည်သာလျှင်ဖြစ်သော။
 တထာဂတော။ မြတ်စွာဘုရားသည်။ ကကုခံ။ အကုခေအမည်ရှိသော။ အစ္စော
 ဒကံ။ ကြည်လင်သောရေရှိသော။ သာတုဒကံ။ ချိုမြိန်ကောင်းမြတ်သော ရေ
 ရှိသော။ ဝိပ္ပသန္တံ။ အထူးသဖြင့်ကြည်လင်သော။ နဒိယံ။ မြစ်သို့။ ဝန္တာနံ။ ကြ
 သွားတော်မူပြီး၍။ အကိလန္တရူပေါ။ မပင်ပန်းသောသဘောရှိတော်မူသည်။
 (ဟုတွာမူ၍။) ဩဂါဟိ။ သက်ဆင်းတော်မူပြီ။

သတ္တာ။ သော။ ဣမ-ဣမသ္မိံ သာသနော ဤသာသနာတော်၌။ ဓမ္မေ။
 ပရိယတ္တိတရားတို့ကို။ ဝတ္တာ။ ဟောတော်မူတတ်သော။ ပဝတ္တာ။ ပါဝစန
 ၏အဖြစ်ဖြင့်ဟောတော်မူတတ်သော။ ဘဂဝါ။ ခြောက်ပါးသောဘုန်းရှိတော်
 မူသော။ မဟေသိ။ ကြီးကျယ်များမြတ် ပူဇော်အပ်သော သဗ္ဗညုတဉာဏ်
 ကို ရှာမှီးတော်မူတတ်သော မြတ်စွာဘုရားသည်။ နုတွာ စ။ ရေချိုးတော်
 မူပြီး၍လည်းကောင်း။ ပိဝိတွာ စ။ သောက်တော်မူပြီး၍ လည်းကောင်း။ စုန္တ
 ကေနာသည်။ သိက္ခာဝဏဿ။ ရဟန်းအပေါင်း၏။ မဇ္ဈေ။ အလယ်၌။ ပုရက္ခ-
 တော။ ရေ၌ထားအပ်သည်။ ဝါ။ ရှေ့သွားပြုအပ်သည်။ ဟုတွာ၍။ အဗ္ဗဝနံ။
 သရက်တောသို့။ ဥပါဂမိ။ ချဉ်းကပ်တော်မူပြီ။

ဥပါဂမိတွာ။ ချဉ်းကပ်တော်မူပြီး၍။ [ပုန်ပြင်၍လိုက်စပ်သည်။] စုံနွက်
 နာမ။ စုန္တကအမည်ရှိသော။ သိက္ခာကို။ အာမန္တယိ။ ခေါ်တော်မူပြီး ဝါ။
 မိန့်တော်မူပြီး ကိ။ သို့။ အာမန္တယိ။ နည်း။ “တွံ။ သည်။ မေ။ ငါဘုရား၏။

မှတ်ချက်။ ။ [* ဤ၌ “ပါဒေနပါဒံ” ဟု မူများတွင် ရှိကြသည်။ “ပါဒေ
 ပါဒံ” ဟုရှိမှ အဋ္ဌကထာနှင့်လည်းကောင်း၊ သံယုတ္တနိကာယ် သဂါထာဝဂ္ဂ
 သံယုတ်ပါဠိတော်သံတုလ္လပကာယိကဝဂ် သက္ခလိကသုတ်နှင့်လည်းကောင်း
 ညီညွတ်မည်။]

စတုဂ္ဂုဏ်၊ စတုဂ္ဂုဏ်ဖြစ်သော။ ဝါ၊ လေးထင်လေးလွှာဖြစ်သော။ (သင်္ခါဝဋီ၊ ကို)။ သန္တရ၊ ကောင်းစွာခင်းလော့။ အဟံ၊ သည်။ နိပဇ္ဇိ၊ လျောင်းစက်တော်မူအံ့။ ဣတိ၊ သို့။ အာမန္တယိ၊ မူပြီ။ ဘာဝိတတ္ထေန၊ ပွားစေအပ်ပြီးသော စိတ်ရှိတော်မူသော။ ဘဂဝတော၊ သည်။ (ထည့်သည်)။ စောဒိတော၊ တိုက်တွန်းတော်မူအပ်သော။ သော စုံနှောသည်။ ခိပ္ပမေဝ၊ လျင်မြန်စွာသာလျှင်။ စတုဂ္ဂုဏ်၊ သော။ (သင်္ခါဝဋီ၊ ကို)။ သန္တရိ၊ သတ္တဝါသည်။ အကိလန္တရူပေါ၊ သည်။ (ဟုတွာ၊ မူ၍)။ နိပဇ္ဇိ၊ လျောင်းတော်မူပြီ။ စုန္ဒောပိ၊ သည်လည်း။ တတ္ထ-တသ္မိ၊ ဌာနေ၌။ သမ္ပုခေ၊ မြတ်စွာဘုရား၏မျက်မှောက်တော်၌။ နိသိဒ္ဓိ၊ ထိုင်နေပြီ။

ဣတိ-ဣမာ ဂါထာယော၊ တို့သည်။ သိဂီတိကာရဏေဟိ၊ တို့သည်။ တပိတဂါထာယော၊ တို့ပေတည်း။

၁၉၇။ အထ-ပစ္စာ၊ လျောင်းတော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်။ အာယသ္မန္တိ အာနန္တိ၊ ကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “အာနန္တန္တော၊ ဓယာ ကောစိ၊ မြင်မြင်ဝါးဝါး မှတ်မထားသည့် တပါးပါးသော ပုဂ္ဂိုလ်သည်။ ကမ္မာရပုတ္တဿ၊ သော။ စုန္တဿ၊ အား။ ဝိပ္ပဋိသာရံ၊ ဘောက်ဘောက်ပြန်ပြန် အဘန်တန်လျှင် စိတ်ကြံအိုက်စွာ နှလုံးမသာယာခြင်းကို။ ဥပ္ပါဒေယျ၊ ဖြစ်စေခဲ့ငြားအံ့။ ကိံ၊ သို့။ ဥပ္ပါဒေယျ၊ ဖြစ်စေရာသနည်း?။ ‘အာဝုသော စုန္တ၊ ဒါယကာစုန္တ၊ တထာဝတော၊ သည်။ ယဿ တေ၊ အကြင်သင်၏။ ပစ္ဆိမံ၊ နောက်ဆုံးဖြစ်သော။ ဝိဏှပီတံ၊ ဆွမ်းကို။ ပရိဘုဉ္ဇိတွာ၊ ဘုဉ်းပေးတော်မူပြီး၍။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန် စံတော်မူရလေပြီ။ တဿ တေ၊ ထိုသင်အား။ ဝါ၊ သည်။ (လာဘာ၊ ဒါန၏ချီးမွမ်းအပ်သော အကျိုးဟုဆိုအပ်သော ဒိဋ္ဌဓမ္မိက၊ သမ္ပရာယိက လာဘ်တို့သည်။ ဝါ၊ တို့ကို)။ အလာဘာ၊ လာဘ်မဟုတ်ကုန်သည်။ ဝါ၊ လာဘ်မမည်ကုန်သည်။ ဝါ၊ မရအပ်ကုန်သည်။ ဟောန္တိ၊ ဩော်-ဖြစ်လေကုန်စွ။ ဝါ၊ ဖြစ်လေကုန်စွ-ဩော်။ တဿ တေ၊ သည်။ (မနုဿတ္တံ၊ လူ၏အဖြစ်ကို)။ ဒုလ္လန္တံ၊ ဩော်-မကောင်းသဖြင့် ရအပ်လေစွ။ မကောင်းသဖြင့် ရအပ်လေစွ-ဩော်”။ ဣတိ၊ သို့။ ဥပ္ပါဒေယျ၊ ခဲ့ငြားအံ့။ အာနန္တန္တော၊ ကမ္မာရပုတ္တဿ၊ သော။ စုန္တဿ၊ ၏။ ဝိပ္ပဋိသာရော၊ ကို။ ဝေံ၊ သို့။ ပဋိဝိနေတဗ္ဗော၊ ပယ်ဈောက်အပ်၏။ ကိံ၊ သို့။ ပဋိဝိနေတဗ္ဗော၊ နည်း?။ ‘အာဝုသော စုန္တန္တ၊ တထာဝတော၊ သည်။ ယဿ တေ၊ ၏။ ပစ္ဆိမံ၊ သော။ ဝိဏှပီတံ၊ ကို။ ပရိဘုဉ္ဇိတွာ၊ မူပြီး၍။ ပရိနိဗ္ဗုတော၊ မူရလေပြီ။ တဿ တေ၊ အား။ ဝါ၊ သည်။ (လာဘာ၊ တို့သည်။ ဝါ၊ တို့ကို)။ လာဘာ၊ လာဘ်ကောင်း လာဘ်မြတ်တို့သည်။ ဝါ၊ လာဘ်မမည်ကုန်သည်။ ဝါ၊ မရအပ်ကုန်သည်။ ဟောန္တိ၊ စွ။ တဿ တေ၊ သည်။ (မနုဿတ္တံ၊ ကို)။ သုလန္တံ၊ ဩော်-ကောင်းစွာရအပ်ပါပေစွ။ အာဝုသော စုန္တန္တ၊ မေ၊ သည်။ ဘဂဝတော၊ ၏။ သမ္ပုခေ၊ ၌။ ဧတံ-ဝစနံ၊ ကို။ သုတံ၊ ပါပြီ။ ဘဂဝတော၊ ၏။ သမ္ပုခေ၊ ၌။ ဧတံ-ဝစနံ၊ ကို။ ပဋိဂ္ဂဟိတံ၊ ပါပြီ။ ကိံ၊ သို့။ သုတံ၊ နည်း။ ပဋိဂ္ဂဟိတံ၊ နည်း?။ ‘ဒွေ၊ နစ်ပါးကုန်သော။ ဣမေ ဝိဏှပီတာ၊ ဤဆွမ်းတို့သည်။ ဝါ၊

ဆွမ်းလှူကြောင်းဖြစ်သော ကောင်းမှုတို့သည်။ *သမသမဇလာ၊ ပရိနိဗ္ဗာန်၏တူသည် ၏အဖြစ်၊ သမာပတ်၏တူသည်၏အဖြစ်၊ အောက်မေ့ခြင်း၏တူသည်၏အဖြစ်ကြောင့် တူသည်ဖြစ်၍ တူသောအကျိုးဆက်ရှိကုန်သည်။ ဝါ၊ ပရိနိဗ္ဗာန်၏တူသည်၏အဖြစ်၊ သမာပတ်၏တူသည်၏အဖြစ်၊ အောက်မေ့ခြင်း၏တူသည်၏အဖြစ်ကြောင့် အလွန်တူသောအကျိုးဆက် ရှိကုန်သည်။ သမဝိပါကာ၊ တူသောသဒိသအကျိုးရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ အတိဝိယ၊ အလွန်အကဲသာလျှင်။ အညေဟိ၊ တပါးကုန်သော။ ပိဏ္ဍပါတေဟိ၊ ဆွမ်းတို့ထက်။ ဝါ၊ ဆွမ်းလှူကြောင်းဖြစ်သောကောင်းမှုတို့ထက်။ မဟပ္ပလတရာ စ၊ အထူးသဖြင့် များသော အကျိုးရင်းရှိကုန်သည်လည်းကောင်း။ မဟာနိသံသတရာ စ၊ အထူးသဖြင့် ချီးမွမ်းအပ်သော အကျိုးဆက်ရှိကုန်သည်လည်းကောင်း။ ဟောန္တိ၊ ကုန်၏။ ခွေ၊ ကုန်သော။ ကတမေ ပိဏ္ဍပါတာ၊ အဘယ်ဆွမ်းတို့သည်။ ဝါ၊ အဘယ်ဆွမ်းလှူကြောင်းဖြစ်သော ကောင်းမှုတို့သည်။ (သမသမဇလာ၊ ကုန်သည်။ သမဝိပါကာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်သနည်း။ အညေဟိ၊ ကုန်သော။ ပိဏ္ဍပါတေဟိ၊ တို့ထက်။ မဟပ္ပလတရာ စ၊ ကုန်သည်လည်းကောင်း။ မဟာနိသံသတရာ စ၊ ကုန်သည်လည်းကောင်း။ ဟောန္တိ၊ ကုန်သနည်း။) ယဉ္ဇ ပိဏ္ဍပါတံ၊ ကိုလည်း။ ပရိဘုဉ္ဇိတွာ၊ မူပြီး၍။ တထာဂတော၊ သည်။ အနုတ္တရံ၊ သော။ သမ္မာသမ္ဗောဓိံ၊ ကို။ အဘိသမ္ဗုဒ္ဓတိ၊ ၏။ ယဉ္ဇ ပိဏ္ဍပါတံ၊ ကိုလည်း။ ပရိဘုဉ္ဇိတွာ၊ မူပြီး၍။ တထာဂတော၊ သည်။ အနုပါဒိသေသာယာ၊ သော။ နိဗ္ဗာနောတုယာ၊ ဖြင့်။ ပရိနိဗ္ဗာယတိ၊ မူ၏။ ခွေ၊ ကုန်သော။ ဣမေ ပိဏ္ဍပါတာ၊ တို့သည်။ သမသမဇလာ၊ ပရိနိဗ္ဗာန်၏တူသည်၏အဖြစ်၊ သမာပတ်၏တူသည်၏အဖြစ်၊ အောက်မေ့ခြင်း၏တူသည်၏အဖြစ်ကြောင့် တူသည်ဖြစ်၍ တူသောအကျိုးဆက်ရှိကုန်သည်။ ဝါ၊ ပရိနိဗ္ဗာန်၏တူသည်၏အဖြစ်၊ သမာပတ်၏တူသည်၏အဖြစ်၊ အောက်မေ့ခြင်း၏တူသည်၏အဖြစ်ကြောင့် အလွန်တူသောအကျိုးဆက် ရှိကုန်သည်။ သမဝိပါကာ၊ ပရိနိဗ္ဗာန်၏တူသည်၏အဖြစ်၊ သမာပတ်၏တူသည်၏အဖြစ်၊ အောက်မေ့ခြင်း၏ တူသည်၏အဖြစ်ကြောင့် တူသော သဒိသ အကျိုးရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ အတိဝိယ၊ သာလျှင်။ အညေဟိ၊ ကုန်သော။ ပိဏ္ဍပါတေဟိ၊ တို့ထက်။ မဟပ္ပလတရာ စ၊ ကုန်သည်လည်းကောင်း။ မဟာနိသံသတရာ စ၊ ကုန်သည်လည်းကောင်း။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ သို့။ သုတံ၊ ပံ၊ ပြီ။ ပဋိဂ္ဂဟိတံ၊ ပါပြီ။ ကမ္မာရပုဗ္ဗေန၊ သော။ အာယသ္မတာ စုဇ္ဇေန၊ ဒါယကာစုန္ဒသည်။ အာယုသံဝတ္တနိကံ၊ အသက်ကိုဖြစ်စေတတ်သော။ (ကမ္မံ၊ ကံကို။) ဥပစိတံ၊ ဆည်းပူးအပ်ပါပြီ။ ကမ္မာရပုဗ္ဗေန၊ သော။ အာယသ္မတာ စုဇ္ဇေန၊ သည်။ ဝတ္ထုသံဝတ္တနိကံ၊ အဆင်းကို ဖြစ်စေတတ်သော။ (ကမ္မံ၊ ကို။) ဥပစိတံ၊ အပ်ပါပြီ။ ကမ္မာရပုဗ္ဗေန၊ သော။ အာယသ္မတာ စုဇ္ဇေန၊ သည်။ သုခသံဝတ္တနိကံ၊ ချမ်းသာကို ဖြစ်စေတတ်သော။ (ကမ္မံ၊ ကို။) ဥပစိတံ၊ အပ်ပါပြီ။ ကမ္မာရပုဗ္ဗေန၊ သော။ အာ

* မှတ်ချက်။ ။ [ဤနေရာ၌ “သမာ သမဇလာ” ဟူ၍ မူတို့၌ ဝါကျနှင့် ရှိကြ၏။ “သမသမဇလာ” ဟူသော သမာသံနှင့်ရှိသောပါဌသာ အဋ္ဌကထာနှင့်ညီ၏။]

ယသ္မတာ စုံဇွန်န၊ သည်။ ယသသံဝတ္တနိကံ၊ အခြံအရံကို ဖြစ်စေတတ်သော။ (ကမ္မံ၊ ကို။) ဥပစိတံ၊ အပ်ပါပြီ။ ကမ္မာရပုတ္တေန၊ သော။ အာယသ္မတာ စုံဇွန်န၊ သည်။ သဂ္ဂသံဝတ္တနိကံ၊ နတ်ပြည်ကို ဖြစ်စေတတ်သော။ (ကမ္မံ၊ ကို။) ဥပစိတံ၊ အပ်ပါပြီ။ ကမ္မာရပုတ္တေန၊ သော။ အာယသ္မတာ စုံဇွန်န၊ သည်။ အာမိပတေယျသံဝတ္တနိကံ၊ အကြီးအကဲ၏အဖြစ်ကို ဖြစ်စေတတ်သော။ (ကမ္မံ၊ ကို။) ဥပစိတံ၊ အပ်ပါပြီ။ ဣတိ-တေံ၊ သို့။ ပဋိဝိနေတဗ္ဗော၊ အပ်၏။ အာနန္ဒ၊ န္ဒာ။ ကမ္မရပုတ္တဿ၊ သော။ စုံဇွန်သ၊ ၏။ ဝိပုဋ္ဌိ သာရော၊ ကို။ ဝေံ၊ သို့။ ပဋိဝိနေတဗ္ဗော၊ ၏။”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ အထ-ပစ္စာ၊ မိန့်တော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်။ တေမတ္ထံ၊ စုန္ဒ၏ အလှူ၏ မိမိ တည်းဟူသော။ ဒက္ခိဏေယျပုဂ္ဂိုလ်၏ ပြည့်စုံခြင်းဟူသော အကြောင်းကို။ ဝိဒိတွာ၊ သိတော်မူ၍။ တာယံ ဝေလာယံ၊ သိတော်မူရာ ထိုအခါ၌။ ဣမံ ဥဒါနံ၊ ဤဥဒါနံကို။ ဝါ၊ ဤဝမ်းမြောက်နှစ်သက် စိတ်နှစ်လုံးမှပိုလျှံ၍ ထွက်သော အမြက်စကားကို။ ဥဒါ နေသိ၊ ကြူးရင့်တော်မူပြီ။ ဝါ၊ မြက်ဆိုတော်မူပြီ။ ကိံ၊ သို့။ ဥဒါနေသိ၊ နည်း။”

“ဒဒတော၊ လှူသော။ (ပုဂ္ဂလဿ၊ အား။) ပုညံ၊ ကောင်းမှုသည်။ ပဝေုတိ၊ တိုးပွား၏။ သံယမတော၊ သီလကိုစောင့်ရှောက်သော။ (ပုဂ္ဂလဿ၊ အား။) ဝေရံ၊ ပါဏာတိပါတ၊ အဓိန္ဒာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာပါန ဟူသော ရန်သည်။ နစိယတိ၊ မတိုးပွားနိုင်။ ကုသလော၊ လိမ္မာသောပုဂ္ဂိုလ် သည်။ (အရိယမဂ္ဂေန၊ အရိယမဂ်ဖြင့်။) ပါပကံ၊ ယုတ်မာသော မကောင်းမှု အပေါင်းကို။ ပဇဟာတိ၊ ပယ်စွန့်နိုင်၏။ သ-သော ကုသလော၊ ထိုလိမ္မာသော ပုဂ္ဂိုလ်သည်။ (အရိယမဂ္ဂေန၊ ဖြင့်။ ပါပကံ၊ ကို။ ပဇဟိတွာ၊ ပြီး၍။) ရာဂဒေါသ မောဟက္ခယာ၊ ရာဂ၊ ဒေါသ၊ မောဟတို့၏ ကုန်ခြင်းကြောင့်။ နိဗ္ဗုတော၊ ကိလေသာတည်းဟူသော အပူဘေးတို့မှ ငြိမ်းအေးတော်မူပြီ။”။ ဣတိ၊ သို့။ ဥဒါနေသိ၊ မူပြီ။

စတုတ္ထံ၊ သော၊ ဘာဏာဝါရံ၊ သည်။ နိဋ္ဌိတံ၊ ပြီ။

ယမကသာလာ

၁၉၀။ အထ-ပစ္စာ၊ ဥဒါနံကြူးရင့်တော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “အာနန္ဒ၊ န္ဒာ။ အာယာမ၊ ကုန်စို့။ ယေန-ဌာနေန၊ ဌံ။ ဟိရညဝတိယာ၊ ဟိရည ဝတီအမည်ရှိသော။ နဒိယာ၊ မြစ်၏။ ပါရိမံ၊ ထိုမှာဘက်ဖြစ်သော။ တီရံ၊ ကမ်းသည်။ အတ္ထိ၊ ၏။ ယေန-ဌာနေန၊ အကြင်တစ်ဖက်သော အရပ်၌။ ဣသိနာရာ၊ ကုသိနာရ ပြည်သည်။ အတ္ထိ၊ ၏။ ယေန-ဌာနေန၊ ဌံ၊ ဥပဝတ္တနံ၊ သော။ မလ္လာနံ၊ တို့၏။ သာလဝနံ၊ အင်ကြင်းယုတ်တောသည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ ထိုဟိရညဝတီမြစ်၏ ထိုမှာ ဘက်ကမ်း၊ ကုသိနာရပြည်၊ အင်ကြင်းတောရှိရာအရပ်သို့။ ဥပသကံ၊ မိဿာမ၊ ကုန်စို့။”

တနည်း။ ။ယေန-ဌာနေနာဉ္စ။ ဟိရညဝတိယာသော။ နဒိယာ၏။ ပါရိမံ၊
 သော။ တီရံ၊သည်။ အတ္ထိ၏။ တေန-ဌာနေနာဉ္စ။ ဥပသင်္ကမိသာမ။ ကုန်စို့။
 (ဥပသင်္ကမိတွာ၊ကုန်ပြီး၍။) ယေန-ဌာနေနာဉ္စ။ ကုသိနာရာ၊သည်။အတ္ထိ၏။တေန-
 ဌာနေနာဉ္စ။ဥပသင်္ကမိသာမ၊ကုန်စို့။(ဥပသင်္ကမိတွာ၊ကုန်ပြီး၍။)ယေန-ဌာနေနာဉ္စ။
 ဥပဝတ္တံနံ၊သော။ မလ္လာနံ၊တို့၏။ သာလဝနံ၊သည်။ အတ္ထိ၏။ တေန-ဌာနေနာဉ္စ။
 ဥပသင်္ကမိသာမ၊ ကုန်စို့။”။ ဣတိ၊သို့။ အာမန္တေသိ၊မူပိ။(ဧဝံ၊ သို့။ဝုတ္တံ၊သော်။)
 အာယသ္မိာ အာနန္ဒော၊သည်။ “ဘန္တေ၊ဘုရား။ ဧဝံ၊ ပါပိ”။ ဣတိ ခေါ၊သာလျှင်။
 ဘဂဝတော၊၏။(ဝစနံ၊ကို။)ပစ္စသောသိ၊ပိ။အထ-တသ္မိံ၊ကာလေ၊အသျှင်အာနန္ဒာ
 က ဝန်ခံရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ မဟတာ၊ သော။ ဘိက္ခုသံဃေန၊ နှင့်။
 သဒ္ဓိံ၊ ကွ။ ယေန-ဌာနေနာဉ္စ။ ဟိရညဝတိယာသော။ နဒိယာ၏။ ပါရိမံ၊ သော။
 တီရံ၊သည်။ အတ္ထိ၏။ ယေန-ဌာနေနာဉ္စ။ကုသိနာရာ၊ သည်။ အတ္ထိ၏။ ယေန-
 ဌာနေနာဉ္စ။ ဥပဝတ္တံနံ၊ သော။ မလ္လာနံ၊ တို့၏။ သာလဝနံ၊ သည်။ အတ္ထိ၏။
 တေန-ဌာနေနာဉ္စ။ ဥပသင်္ကမိ၊မူ၏။ ဥပသင်္ကမိတွာ၊မူပြီး၍။ အာယသ္မန္တံ အာနန္ဒံ၊
 ကို။ အာမန္တေသိ၊မူပိ။ကိံ၊သို့။ အာမန္တေသိ၊နည်း။ “အာနန္ဒာ။ (အဟံ၊သည်။)
 ဣဒံ၊မူ၏။ တံ၊ သည်။ မေ၊အား။ ယမကသာလာနံ၊ တို့၏။ အန္တရေ၊ နှင့်။ ဥတ္တရ
 သီသင်္ကံ၊ မြောက်အရပ်၌ ဦးခေါင်းရှိသော။ ဝါ၊ မြောက်အရပ်သို့ ဦးခေါင်းပြုသော။
 မဇ္ဇကံ၊ညောင်စောင်းငယ်ကို။ ပညပေဟိ၊ ခင်းချေလော့။

တနည်း။ ။မဇ္ဇကံ၊ ညောင်စောင်းငယ်ကို။ ဥတ္တရသီသင်္ကံ၊ မြောက်အရပ်၌
 ဦးခေါင်းရှိသည်ကို။ ဝါ၊ မြောက်အရပ်သို့ ဦးခေါင်းပြုသည်ကို။ (ကတွာ၊ပြု၍။)
 ပညပေဟိ၊လော့။ အာနန္ဒံ၊ နှာ။ အဟံ၊ သည်။ ကိလန္တော၊ မူသည်။ အသ္မိ၊မူ၏။
 အဟံ၊သည်။ နိပဇ္ဇိသာမိ၊ မူအံ”။ ဣတိ၊သို့။ အာမန္တေသိ၊မူပိ။ (ဧဝံ၊သို့။ ဝုတ္တံ၊
 သော်။) အာယသ္မိာ အာနန္ဒော၊သည်။ “ဘန္တေ၊ဘုရား။ ဧဝံ၊ပါပိ”။ ဣတိ ခေါ၊
 သာလျှင်။ ဘဂဝတော၊အား။ ပဋိသုတွာ၊ပြီး၍။ ယမကသာလာနံ၊ တို့၏။ အန္တ
 ရေနံ၊နှင့်။ ဥတ္တရသီသင်္ကံ၊သော။ မဇ္ဇကံ၊ကို။ ပညပေသိ၊ပိ။ အထ-တသ္မိံ၊ကာလေ၊
 ညောင်စောင်းငယ်ကို ခင်းပြီးရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ ပါဒေ၊ နှင့်။ ပါဒံ၊ ကို။
 အစ္စာဓာယ၊မူ၍။ သတော၊သည်။ သမ္ပဇာနော၊ (ဟုတွာ၊၍။) ဒက္ခိဏေန၊ သော။
 ပဿေန၊ဖြင့်။ သီဟသေယံ၊ကို။ ကပ္ပေသိ၊ မူပိ။

ယေန သမယေနာဉ္စ။ ဘဂဝါ၊ သည်။ ပါဒေ၊နှင့်။ ပါဒံ၊ကို။ အစ္စာဓာယ၊ မူ၍။
 သတော၊သည်။ သမ္ပဇာနော၊သည်။ ဟုတွာ၊မူ၍။ ဒက္ခိဏေန၊ သော။ ပဿေန၊
 ဖြင့်။ သီဟသေယံ၊ ကို။ ကပ္ပေသိ၊ မူပိ။ [အနိယတ် ထည့်သည်။] တေန ☰
 ခေါ ပန သမယေန၊မြတ်စွာဘုရား၏ သတိ၊သမ္ပဇေရှိတော်မူသည်ဖြစ်၍ မြတ်သော
 အိပ်တော်မူခြင်းကို ပြုတော်မူရာ ထိုအခါ၌။ ယမကသာလာ၊ အစုံအစုံသော
 အင်ကြင်းပင်ပျိုတို့သည်။ အကာလပုပ္ဖေဟိ၊ အခါမဲ့ပွင့်သော ပန်းတို့ဖြင့်။ သဗ္ဗ
 ပါလိဇုလ္လာ၊ အလုံးစုံ ထက်ဝင်းကျင်မှ ပွင့်ကုန်သည်။ ဝါ၊ အလုံးစုံ ပွင့်ခြင်းဖြင့်
 ထက်ဝင်းကျင်မှ ပွင့်ကုန်သည်။ ဝါ၊ ပင်လုံးကျွတ်ပွင့်ကုန်သည်။ [သဗ္ဗဖာလိဇုလ္လာ-

ဟု မုများတွင် ပျက်လျက်ရှိကြသည်။] ဟောန္တိ၊ ကုန်၏။ တေ ယမကသာလာ၊
 တို့သည်။ တထာဂတဿ၊ မြတ်စွာဘုရားကို။ ပူဇာယ၊ ပူဇော်ခြင်းငှါ။ တထာ
 ဂတဿ၊ န။ သရီရံ၊ ကိုယ်တော်၌။ ဩကိရန္တိ၊ အောက်သို့ ဖြန့်ကြဲကြကုန်၏။ အဇ္ဈော
 ကိရန္တိ၊ လွှမ်းမိုးသကဲ့သို့ ဖြန့်ကြဲကြကုန်၏။ အဘိပ္ပကိရန္တိ၊ မပြတ်မလပ်ဖြန့်ကြဲကြကုန်၏။
 ဒိဗ္ဗာနိ၊ နတ်၌ဖြစ်ကုန်သော။ မန္ဒာရဝပုပ္ဖါနိဝိ၊ မန္ဒာရဝနတ်ပန်းတို့သည်လည်း။ ဝါ၊
 ထင်ရှားပန်းတို့သည်လည်း။ အန္တလိက္ခာ၊ ဆီးတားမထင် ကြားအပြင်ဖြင့် ရှုမြင်
 အပ်သော အဇ္ဈောပြင် ထက်ကောင်းကင်မှ၊ ပပဘန္တိ၊ ကျ-ကြကုန်၏။ တာနိ-
 မန္ဒာရဝပုပ္ဖါနိ၊ တို့သည်။ တထာဂတဿ၊ ကို။ ပူဇာယ၊ ငှါ။ တထာဂတဿ၊ န။
 သရီရံ၌။ ဩကိရန္တိ၊ ကုန်၏။ အဇ္ဈောကိရန္တိ၊ ကုန်၏။ အဘိပ္ပကိရန္တိ၊ ကုန်၏။
 ဒိဗ္ဗာနိ၊ ကုန်သော။ စန္ဒနုဇ္ဈာနိဝိ၊ စန္ဒကူးမှုန်တို့သည်လည်း။ အန္တလိက္ခာ၊ မှ။ ပပတန္တိ၊
 ကုန်၏။ တာနိ-စန္ဒနုဇ္ဈာနိ၊ တို့သည်။ တထာဂတဿ၊ ကို။ ပူဇာယ၊ ငှါ။ တထာ
 ဂတဿ၊ န။ သရီရံ၌။ ဩကိရန္တိ၊ ကုန်၏။ အဇ္ဈောကိရန္တိ၊ ကုန်၏။ အဘိပ္ပကိ
 ရန္တိ၊ ကုန်၏။ ဒိဗ္ဗာနိ၊ ကုန်သော။ တူရိယာနိဝိ၊ တူရိယာတို့သည်လည်း။ တထာ
 ဂတဿ၊ ကို။ ပူဇာယ၊ ငှါ။ အန္တလိက္ခေ၌။ ဝဇ္ဇန္တိ၊ မြည်ကုန်၏။ ဒိဗ္ဗာနိ၊ ကုန်သော။
 သံဂီတာနိဝိ၊ သီချင်းသံတို့သည်လည်း။ တထာဂတဿ၊ ကို။ ပူဇာယ၊ ငှါ။ အန္တ
 လိက္ခေ၌။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။

၁၉၉။ အထ-တသ္မိံ ကာလေ၊ အခါမဲ့ပွင့်သောပန်း၊ နတ်ပန်း၊ နတ်နံ့သာ၊
 နတ်တူရိယာ၊ နတ်သံတို့ဖြင့် ပူဇော်ကြရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ အာယသ္မန္တံ
 အာနန္ဒါကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “အာနန္ဒန္တာ။ ယမက
 သလာတို့သည်။ အကာလပုဗ္ဗေဟိ၊ တို့ဖြင့်။ သဗ္ဗပါလိဖုလ္လာ ခေါ်၊ အလုံးစုံ
 ထက်ဝန်းကျင်မှ ပွင့်ကြကုန်သည်သာ။ တေ- ယမကသာလာ၊ တို့သည်။ တထာ
 ဂတဿ၊ ကို။ ပူဇာယ၊ ငှါ။ တထာဂတဿ၊ န။ သရီရံ၌။ ဩကိရန္တိ၊ ကုန်၏။
 အဇ္ဈောကိရန္တိ၊ ကုန်၏။ အဘိပ္ပကိရန္တိ၊ ကုန်၏။ ဒိဗ္ဗာနိ၊ ကုန်သော။ မန္ဒာရဝပုပ္ဖါနိဝိ၊
 တို့သည်လည်း။ အန္တလိက္ခာ၊ မှ။ ပပတန္တိ၊ ကုန်၏။ တာနိ-မန္ဒာရဝပုပ္ဖါနိ၊ တို့သည်။
 တထာဂတဿ၊ ကို။ ပူဇာယ၊ ငှါ။ တထာဂတဿ၊ န။ သရီရံ၌။ ဩကိရန္တိ၊
 ကုန်၏။ အဇ္ဈောကိရန္တိ၊ ကုန်၏။ အဘိပ္ပကိရန္တိ၊ ကုန်၏။ ဒိဗ္ဗာနိ၊ ကုန်သော။ စန္ဒနု
 ဇ္ဈာနိဝိ၊ တို့သည်လည်း။ အန္တလိက္ခာ၊ မှ။ ပပတန္တိ၊ ကုန်၏။ တာနိ-စန္ဒနုဇ္ဈာနိ၊
 တို့သည်။ တထာဂတဿ၊ ကို။ ပူဇာယ၊ ငှါ။ တထာဂတဿ၊ န။ သရီရံ၌။
 ဩကိရန္တိ၊ ကုန်၏။ အဇ္ဈောကိရန္တိ၊ ကုန်၏။ အဘိပ္ပကိရန္တိ၊ ကုန်၏။ ဒိဗ္ဗာနိ၊
 ကုန်သော။ တူရိယာနိဝိ၊ တို့သည်လည်း။ တထာဂတဿ၊ ကို။ ပူဇာယ၊ ငှါ။ အန္တ
 လိက္ခေ၌။ ဝဇ္ဇန္တိ၊ ကုန်၏။ ဒိဗ္ဗာနိ၊ ကုန်သော။ သံဂီတာနိဝိ၊ တို့သည်လည်း။ တထာ
 ဂတဿ၊ ကို။ ပူဇာယ၊ ငှါ။ အန္တလိက္ခေ၌။ ဝတ္တန္တိ၊ ကုန်၏။ အာနန္ဒန္တာ။ ဧတ္တံ
 ဝတံ၊ ဤမျှလောက်အတိုင်းအရှည်ရှိသော အခါမဲ့ပွင့်သောပန်း၊ နတ်ပန်း၊ နတ်နံ့သာ၊
 နတ်တူရိယာ၊ နတ်သံတို့ဖြင့်ပူဇော်ကာမျှဖြင့်။ တထာဂတော၊ ဝါဘုရားသည်။ ဝါ၊
 ကို။ သက္ကတော ဝါ၊ ကောင်းစွာပြုအပ်သည်သော်လည်းကောင်း။ ဂရုကတော ဝါ၊
 အလေးပြုအပ်သည်သော်လည်းကောင်း။ မာနိတော ဝါ၊ မြတ်နိုးအပ်သည်သော်လည်း

ကောင်း။ ပူဇော်တော ဝါ၊ ပူဇော်အပ်သည်လည်းကောင်း။ အပစ်တော ဝါ၊ အရိအသေ
ပြုအပ်သည်သော်လည်းကောင်း။ နဟောတိ၊ ဖြစ်သည်မဟုတ်ခဲ့။ အာနန္ဒ၊ နွာ။ ခေါ၊
အဟုတ် အမှန်ကား။ ယော ဘိက္ခုဝါ၊ အကြင်ရဟန်းသည်သော်လည်းကောင်း။
ယာ ဘိက္ခုနီ ဝါ၊ အကြင်ရဟန်းမသည်သော်လည်းကောင်း။ ယော ဥပါသကော
ဝါ၊ အကြင်သီတင်းသည် ဒါယကာသည်သော်လည်းကောင်း။ ယာ ဥပါသိကာ ဝါ၊ အ
ကြင်သီတင်းသည် ဒါယိကာမသည် သော်လည်းကောင်း။ ဓမ္မာနုဓမ္မပဋိပန္နော၊
ကိုးပါးသော လောကုတ္တရာတရားအားလျော်သော ပုဗ္ဗဘာဝပဋိပဒါ ကျင့်ဝတ်တရား
ကို ကျင့်သည်။ သာမိစိပုဋိပန္နော၊ ကိုးပါးသော လောကုတ္တရာတရားအားလျော်သော
ပုဗ္ဗဘာဝပဋိပဒါ ကျင့်ဝတ်တရားကို ကျင့်သည်။ အနုဓမ္မစာရီ၊ ကိုးပါးသော
လောကုတ္တရာတရားသို့ အစဉ်လိုက်သော ပုဗ္ဗဘာဝပဋိပဒါ ကျင့်ဝတ်တရားကို ကျင့်လေ့
ရှိသည်။ (ဟုတွာ၊ ဤ။) ဝိဟရတိ၊ ဤ။ သော ဘိက္ခု ဝါ၊ သည်သော်လည်းကောင်း။
သာ ဘိက္ခုနီ ဝါ၊ သည်သော်လည်းကောင်း။ သော ဥပါသကော ဝါ၊ သည်သော်
လည်းကောင်း။ သာ ဥပါသိကာ ဝါ၊ သည်သော်လည်းကောင်း။ ပရမာယ၊ မြတ်သော။
ပူဇာယ၊ ပူဇော်ခြင်းဖြင့်။ တထာဝတံ၊ ငါဘုရားကို။ သက္ကဓောတိ၊ ကောင်းစွာပြုသည်
မည်၏။ ဂရံ ကရောတိ၊ မည်၏။ မာနေတိ၊ မည်၏။ ပူဇေတိ၊ မည်၏။ အပစ်ယတိ၊
မည်၏။ အာနန္ဒ၊ နွာ။ (ယသ္မာ၊ ကြောင့်။ ယော ဘိက္ခု ဝါ၊ သည်သော်လည်းကောင်း။
ယာ ဘိက္ခုနီ ဝါ၊ သည်သော်လည်းကောင်း။ ယော ဥပါသကော ဝါ၊ သည်သော်
လည်းကောင်း။ ယာ ဥပါသိကာ ဝါ၊ သည်သော်လည်းကောင်း။ ဓမ္မာနုဓမ္မပဋိပန္နော၊
သည်။ သာမိစိပုဋိပန္နော၊ သည်။ အနုဓမ္မစာရီ၊ သည်။ (ဟုတွာ၊ ဤ။) ဝိဟရတိ၊ ဤ။ သော
ဘိက္ခု ဝါ၊ သည်သော်လည်းကောင်း။ သာ ဘိက္ခုနီ ဝါ၊ သည်သော်လည်းကောင်း။
သော ဥပါသကော ဝါ၊ သည်သော်လည်းကောင်း။ သာ ဥပါသိကာ ဝါ၊ သည်သော်
လည်းကောင်း။ ပရမာယ၊ သော။ ပူဇာယ၊ ဖြင့်။ တထာဝတံ၊ ကို။ သက္ကဓောတိ၊ မည်၏။
မာနေတိ၊ မည်၏။ ပူဇေတိ၊ မည်၏။ အပစ်ယတိ၊ မည်၏။) တသ္မာ၊ ကြောင့်။ ဣဟ-
ဣမသ္မိံ သာသနေ၊ ဤ။ ဝေါ၊ သင်ချစ်သားတို့သည်။ ဧဝံ၊ သို့။ သိက္ခိတဗ္ဗံ၊ ကျင့်ရာ၏။ ကိံ၊
သို့။ သိက္ခိတဗ္ဗံ၊ ရာသနည်း။ [ထည့်စပ်။] “မယံ၊ တို့သည်။ ဓမ္မာနုဓမ္မပဋိပန္နော၊ ကုန်သည်။
သာမိစိပုဋိပန္နော၊ ကုန်သည်။ အနုဓမ္မစာရီနော၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။) ဝိဟ
ရိသာမ၊ နေကြရကုန်တော့အံ့”။ ဣတိ-ဧဝံ၊ သို့။ သိက္ခိတဗ္ဗံ၊ ရာ၏။ အာနန္ဒ၊ နွာ။
ဝေဠိ၊ ဤသို့သာလျှင်။ ဝေါ၊ တို့သည်။ သိက္ခိတဗ္ဗံ၊ ရာ၏”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။

ဥပဝါဏတ္ထေရ

၂၀၀။ ယေန သမယေန၊ ဤ။ တဝဝါ၊ သည်။ မလ္လာနံ၊ တို့၏။ သာလဝနေ၊ ဤ။
ပါဒေ၊ ဤ။ ပါဒံ၊ ကို။ အစွာဓာယ၊ ဤ။ သတော၊ မူသည်။ သမ္မဇာနော၊ မူသည်။ ဟုတွာ၊ မူ၍။
ဒက္ခိဏေန၊ သော။ ပသေန၊ ဖြင့်။ သိဟသေယံ၊ ကို။ ကဗ္ဗေသိ၊ မူပြီ။ [အနိယတ်ထည့်
သည်။] တေန ခေါ ပန သမယေန၊ သတိ၊ သမ္မဇာရိတော်မူသည်ဖြစ်၍ မလ္လာမင်း
တို့၏ အင်ကြင်းဥယျာဉ်တော၌ မြတ်သော အိပ်တော်မူခြင်းကို ပြုတော်မူရာ ထိုအခါ

၌။ အာယသ္မာ ဥပဝါဏော၊ အသျှင်ဥပဝါဏသည်။ ဘဂဝန္တံကို။ ဗိဇမာနော၊
ယပ်ခပ်လျက်၊ ဘဂဝတော၊ ၏။ ပုရတော၊ ရှေ့တော်မှောက်၌။ ဋီတော၊ တည်သည်။
ဟောတိ၊ ၏။ အထ-တသ္မိံ ကာလေ၊ ဥပဝါဏ၏မြတ်စွာဘုရားကို ယပ်ခပ်လျက်
ရှေ့တော်မှောက်၌ တည်နေရာထိုအခါ၌။ ဘဂဝါ၊ သည်။ အာယသ္မန္တံ ဥပဝါဏံ၊
ကို။ အပသာရေတိ၊ ဖဲသွားစေတော်မူ၏။ ဝါ၊ ပယ်တော်မူ၏။ ကိံ ဝစနံ၊ အဘယ်
စကားကို။ ဝတ္တာ၊ မိန့်တော်မူ၍။ အပသာရေတိနည်း။ “ဘိက္ခု၊ ရဟန်း၊ တံ၊ သည်။
အပေဟိ၊ ဖဲလော့။ တံ၊ သည်။ မေ၊ ငါဘုရား၏။ ပုရတော၊ ရှေ့တော်မှောက်၌။ မာ
အဋ္ဌာသိ၊ မတည်လင့်။ ဝါ၊ မနုလင့်”။ ဣတိ-ဣဒံ ဝစနံကို။ ဝတ္တာ၊ မူ၍။ အပသာ
ရေတိ၊ မူ၏။ အထ-တသ္မိံ ကာလေ၊ အသျှင်ဥပဝါဏကိုဖဲသွားစေရာ ထိုအခါ၌။
အာယသ္မာတော အာနန္ဒသာအား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊
သည်။ အဟောသိ၊ နည်း။ “အယံ အာယသ္မာ ဥပဝါဏော၊ ဤအသျှင်ဥပဝါဏ
သည်။ ဒိဃရတ္တံ၊ ရှည်မြင့်စွာသော နေ့၊ ညဉ့်ပတ်လုံး။ ဘဂဝတော၊ ၏။ သန္တိကာ
ဝစရော၊ အနီး၌ ကျင်လည်ကျက်စား လှည့်လည်သွားလာတတ်သော။ သမိပစာရီ၊
အနီး၌ လှည့်လည်လေ့ရှိသော။ ဥပဋ္ဌာကော၊ အလုပ်အကျွေးပေတည်း။ အထ စ ပန၊
ထိုသို့အလုပ်အကျွေးဖြစ်ပါလျက်။ ဘဂဝါ၊ သည်။ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော။
ကာလေ၊ အခါ၌။ အာယသ္မန္တံ ဥပဝါဏံ ကို။ အပသာရေတိ၊ မူခဲ့၏။ ကိံ ဝစနံ
ကို။ ဝတ္တာ၊ မူ၍။ အပသာရေတိ၊ နည်း။ “ဘိက္ခု၊ ရဟန်း၊ တံ၊ သည်။ အပေဟိ၊ လော့။
တံ၊ သည်။ မေ၊ ၏။ ပုရတော၊ ၌။ မာ အဋ္ဌာသိ၊ လင့်”။ ဣတိ-ဣဒံ ဝစနံကို။ ဝတ္တာ၊
မူ၍။ အပသာရေတိ၊ မူခဲ့၏။ ယံ-ယေန ဟေတုနာ၊ အကြင်အကြောင်းဖြင့်။ ဝါ၊
ကြောင့်။ ယံ-ယေန ပစ္စယေန၊ အကြင်အကြောင်းဖြင့်။ ဝါ၊ ကြောင့်။ ဘဂဝါ၊
သည်။ အာယသ္မန္တံ ဥပဝါဏံ ကို။ အပသာရေတိ၊ မူခဲ့၏။ ကိံ ဝစနံကို။ ဝတ္တာ၊
မူ၍။ အပသာရေတိ၊ နည်း။ “ဘိက္ခု၊ ရဟန်း၊ တံ၊ သည်။ အပေဟိ၊ လော့။ တံ၊
သည်။ မေ၊ ၏။ ပုရတော၊ ၌။ မာ အဋ္ဌာသိ၊ လင့်”။ ဣတိ-ဣဒံ ဝစနံကို။ ဝတ္တာ၊
မူ၍။ အပသာရေတိ၊ မူခဲ့၏။ သော ဟေတု ထိုအကြောင်းသည်။ ကော နု ခေါ်၊ အဘယ်
နည်း။ သော ပစ္စယော၊ ထိုအကြောင်းသည်။ ကော နု ခေါ်၊ နည်း”။ ဣတိ-ဧတံ
ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ အထ-ပစ္ဆိမာ၊ အကြိဖြစ်ပြီးရာကာလမှနောက်၌။
အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံကို။ ဧတံ-ဝစနံကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။
အဝေါစ၊ နည်း။ “ဘန္တေ၊ ဘုရား။ အယံ အာယသ္မာ ဥပဝါဏော၊ သည်။ ဒိဃရတ္တံ၊ လုံး။
ဘဂဝတော၊ ၏။ သန္တိကာ ဝစရော၊ သော။ သမိပစာရီ၊ သော။ ဥပဋ္ဌာကော၊ ပါတည်း။
အထ စ ပန၊ ပါလျက်။ ဘဂဝါ၊ သည်။ ပစ္ဆိမေ၊ သော။ ကာလေ၊ ၌။ အာယသ္မန္တံ ဥပဝါဏံ၊
ကို။ အပသာရေတိ၊ ခဲ့ပါ၏။ ကိံ ဝစနံကို။ ဝတ္တာ၊ မူ၍။ အပသာရေတိ၊ နည်း။ “ဘိက္ခု၊
ဟန်း၊ တံ၊ သည်။ အပေဟိ၊ လော့။ တံ၊ သည်။ မေ၊ ၏။ ပုရတော၊ ၌။ မာ အဋ္ဌာသိ၊
လင့်။ ဣတိ-ဣဒံ ဝစနံကို။ ဝတ္တာ၊ မူ၍။ အပသာရေတိ၊ မူခဲ့ပါ၏။ ဘန္တေ၊ ဘုရား။
ယံ-ယေန ဟေတုနာ၊ ဖြင့်။ ဝါ၊ ကြောင့်။ ယံ-ယေန ပစ္စယေန၊ ဖြင့်။ ဝါ၊ ကြောင့်။
ဘဂဝါ၊ သည်။ အာယသ္မန္တံ ဥပဝါဏံကို။ အပသာရေတိ၊ မူခဲ့ပါ၏။ ကိံ ဝစနံကို။
ဝတ္တာ၊ မူ၍။ အပသာရေတိ၊ နည်း။ ဘိက္ခု၊ ဟန်း၊ တံ၊ သည်။ အပေဟိ၊ လော့။ တံ၊

သည်။ မေ၊ ၏။ ပုရတော၊ ဌ။ မာ အဋ္ဌာသိ။လင့်'။ ဣတိ-ဣဒံ ဝစနံကို။ ဝတ္တု၊ မူ၍။ အပသာရေတိ၊ မူခဲပါ၏။ သော ဟေတု၊ သည်။ ကော နုခေါ၊ပါနည်း။ သော ပစ္စယော၊ သည်။ ကော နု ခေါ၊ပါနည်း'။ ဣတိ၊ သို့။ အဝေါစ၊ပြီး (ဝေံ၊သို့၊ဝုတ္တော၊ သော်။ တဝဝါ၊သည်။ အာယသ္မန္တံ အာနန္ဒံကို။ တေ-ဝစနံကို။ အဝေါစ၊မူပြီး။) ကိ'၊ သို့။ အဝေါစ၊ နည်း?။ 'အာနန္ဒန္တာ။ယေဘုယျေန၊ များသောအားဖြင့်။ ဒသ သု၊ ဆယ်ပါးကုန်သော။ လောကဓာတုသု၊ လောကဓာတ်တို့၌။ ဝသန္တိယော၊ နေ ကြကုန်သော။ [ထည့်စပ်သည်။] ဒေဝတာ၊တို့သည်။ တထာဂတံ၊ ငါတုရားကို။ ဒဿနာ ယ၊ဖူးမြင်ရခြင်းငှါ။ သန္တိပတိတာ၊ ကောင်းစွာ ကျရောက်ကြကုန်ပြီ။ ဝါ၊ စည်းဝေးကြ ကုန်ပြီ။ အာနန္ဒန္တာ။ ကုသိနာရာ၊ ကုသိနာရပြည်သည်။ ယာဝတာ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိ၏။ ဥပဝတ္တနံ၊ သော။ မလ္လာနံ၊ တို့၏။ သာလဝနံ၊ သည်။ ယာဝ တာ၊၏။ သမန္တတော၊ တက်ဝန်းကျင်မှ။ ဣဒသယောဇနာနိ၊ တဆယ့်နှစ်ယူဇနာ တို့သည်။ ဟောန္တိ၊ ကုန်၏။ (တသ္မိံပဒေသေ၊ ထို တဆယ့်နှစ်ယူဇနာအတိုင်း အ ရှည်ရှိသော ကုသိနာရပြည်အရပ်၌။) မဟေသက္ခာဟိ၊ မြတ်သော အစိုးရသော ပုဂ္ဂိုလ်ဟု ချီးအပ်ကုန်သော။ ဝါ၊ ကြီးသောတန်းခိုးရှိကုန်သော။ ဒေဝတာဟိ၊ နတ် တို့သည်။ အဗုဇ္ဈော၊ မဖြန့်အပ်သော။ ဝါ၊ မပျံ့နှံစေအပ်သော။ ဝါ၊ မတွေ့ထိအပ်သော။ ဝါ၊ မပြည့်သော။ ဝါလဂ္ဂကောဋီနိတုဒနမတ္ထောပိ၊ သားမြီးဖျားဖြင့် ထိုးလေငက်ရုံမျှ အတိုင်းအရှည်ရှိသည်လည်းဖြစ်သော။ သော ပဒေသော၊ ထိုအရပ်သည်။ နတ္ထိ၊ မရှိ။

တနည်း။ ။ အာနန္ဒန္တာ။ ကုသိနာရာသည်။ ယာဝတာ၊၏။ ဥပဝတ္တနံ၊ သော။ မလ္လာနံ၊ တို့၏။ သာလဝနံ၊ သည်။ ယာဝတာ၊၏။ သမန္တတော၊မှ။ ဣဒသယောဇ နာနိ၊တို့သည်။ ဟောန္တိ၊ ကုန်၏။ (တတ္ထကော၊ ထိုမျှလောက်သော တဆယ့်နှစ်ယူ ဇနာအတိုင်းအရှည်ရှိသော။ ပဒေသေ၊ ကုသိနာရပြည်အရပ်၌။ သော ပဒေသော၊ အ ကြင်အရပ်ကို။) မဟေသက္ခာဟိ၊ ကုန်သော။ ဒေဝတာဟိ၊ တို့သည်။ အဗုဇ္ဈော၊ မဖြန့် အပ်။ ဝါ၊ မပျံ့နှံစေအပ်။ ဝါ၊ မတွေ့ထိအပ်။ ဝါလဂ္ဂကောဋီနိတုဒနမတ္ထောပိ၊ သား မြီးဖျားဖြင့် ထိုးသောက်ရုံမျှ အတိုင်းအရှည် ရှိသည်လည်း ဖြစ်သော။ သော ပဒေသော၊သည်။ နတ္ထိ၊ မရှိ။ အာနန္ဒန္တာ။ ဒေဝတာ၊တို့သည်။ ဥဇ္ဈာယန္တိ၊ အယုတ် အားဖြင့် ကြည့်ကြကုန်၏။ ဝါ၊ အယုတ်အားဖြင့်ကြံကြကုန်၏။ ကိ'၊ သို့။ ဥဇ္ဈာယန္တိ၊ ကုန်သနည်း?။ 'မယံ၊တို့သည်။ ဝတာစင်စစ်ကေန အမှန်အားဖြင့်။ တထာဂတံ၊ ကို။ ဒဿနာယ၊ငှါ။ ဒုရာ စ၊ဝေးသောအရပ်မှသာလျှင်။ အာဂတာ၊လာကြရကုန်သည်။ အမှာ၊ဖြစ်ကြကုန်ပြီ။ ကဒါစိ၊ တရံတခါ၊ ကရဟစိ၊ တရံတဆစ်။ အရဟန္တော၊ ကိ လေသာမြို့မှ။ အညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူကြကုန်ပြီးသော။ သမ္မာ သမ္မုဒ္ဓါ၊ မဘောက်မပြန် ကိုယ်တော်တိုင်သာ ဧဥယျာဓိ၊တန် တရားမှန်ကို ဧကန် ထိုးထွင်း၍သိတော်မူကြကုန်ပြီ။ သော။ တထာဂတာ၊ မြတ်စွာဘုရားတို့သည်။ လော ကော၊၌။ ဥပုဇ္ဈန္တိ၊ မြစ်တော်မူကြကုန်၏။ ဝါ၊ ပွင့်တော်မူကြကုန်၏။ အဇ္ဈော၊ ဤနေ့ ၌သာလျှင်။ ဝါ၊ ယနေ့၌သာလျှင်။ ရတ္တိယာ၊၏။ ဝါ၊တွင်။ ပစ္စိမေ၊သော။ ယာမေ၊ ၌။ တနည်း-ပစ္စိမေ ယာမေ ၌။ တထာဂတဿ၊ ၏။ ပရိနိဗ္ဗာနံ၊ မူခြင်းသည်။ ဘဝိဿတိ၊လတ္တံ။ မဟေသက္ခော၊ မြတ်သောအစိုးရသောပုဂ္ဂိုလ်ဟူ၍ဆိုအပ်သော။

ဝါ၊ ကြီးသော တန်းခိုးရှိသော။ အယဉ္ဇံ ဘိက္ခုသညလည်း။ ဘဂဝတော၏။ ပုရ
တော၌။ ဩဝါရေန္တော၊ တားမြစ်နှောင့်ယှက် ကန့်ကွက်လျက်။ ဌိတော၊ တည်ခဲ့ပြီ။
မယံ၊ တို့သည်။ ပစ္စိမေနောက်ဆုံးဖြစ်သော။ ကာလေ၊ ပရိနိဗ္ဗာန်စံခါနီးရာအခါ၌။
တထာဝတံကို။ ဒဿနာယ၊ ၄။ န လဘာမ၊ မရကြကုန်။ ဣတိ၊ သို့။ ဥဇ္ဈာယန္တိ၊
ကုန်၏။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

၂၀၁။ (ဝေံ၊ သို့။ ဝုတ္တေ၊ သော်။ အာယသ္မိံ အာနန္ဒောသည်။ ဘဂဝန္တံ၊ ကို။
ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သို့။ အဝေါစနည်း?။ “ဘန္တေ၊ တုရား။ ကထံ
ဘူတာ၊ အတယ်သို့ဖြစ်ကြကုန်သော။ ဒေဝတာ၊ တို့ကို၊ ဘဂဝါ၊ သည်။ မနသိ၊ စိတ်
၌။ ကရောတိ ပန၊ ထားတော်မူပါသနည်း။ တနည်း- *မနသိကရောတိ ပန၊
နှလုံးသွင်းတော် မူပါသနည်း”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ (ဝေံ၊ သို့။ ဝုတ္တေ၊ သော်။
ဘဂဝါ၊ သည်။ အာယသ္မိံ အာနန္ဒံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သို့။
အဝေါစနည်း?။ “အာနန္ဒ၊ နှာ။ အာကာသေ၊ ကောင်းကင်၌။ ပထဝီသံညိနိယော၊
ပထဝီဟူ၍ဖြစ်သော သညာရှိကြကုန်သော။ ဒေဝတာ၊ တို့သည်။ သန္တိ၊ ကုန်၏။
တာ ဒေဝတာ၊ တို့သည်။ [ထည့်စပ်သည်။] ကေသေ၊ ဆံတို့ကို။ ပကိရိယ၊ ဖရိုဖရဲ
ဖြန့်ကြဲကြကုန်၍။ ကန္တန္တိ၊ မြည်တမ်းကြကုန်၏။ ဗာဟာ၊ မောင်းတို့ကို။ ပဂ္ဂယ၊ ချီ
မြှောက်ကြကုန်၍။ ကန္တန္တိ၊ ကုန်၏။ †ဆိန္နပပါတံ၊ အလယ်၌ပြတ်သည်ဖြစ်၍ ကျခြင်းကဲ့
သို့ဖြစ်၍။ ဝါ၊ အလယ်၌ပြတ်၍လည်ခြင်းကဲ့သို့ ဖြစ်၍။ ပပတန္တိ၊ လူးလည်းကြကုန်
၏။ အာဝဇ္ဇန္တိ၊ ရှေးရှုလူးလှိမ့်ကြကုန်၏။ ဝါ၊ တည်ရာအရပ်သို့ ရောက်အောင် လူး
လှိမ့်ကြကုန်၏။ ဝါ၊ ရှေ့သို့ လူးလှိမ့်ကြကုန်၏။ ဝါ၊ ရှေ့နောက် ပြောင်းပြန် ခြေစုံ
ကန်၍ ပြင်းထန်စွာ လူးလှိမ့်ကြကုန်၏။ ဝိဝဇ္ဇန္တိ၊ တည်ရာအရပ်မှကင်းအောင် လူး
လှိမ့်ကြကုန်၏။ ဝါ၊ အထူးထူးအပြားပြား လူးလှိမ့်ကြကုန်၏။ ဝါ၊ ဝဲ၊ ယာ-
လှိမ့်သွား အထူးထူးအပြားပြားအားဖြင့် လူးလှိမ့်ကြကုန်၏။ ကိံ၊ သို့။ ကန္တန္တိ၊
ကုန်သနည်း။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပပတန္တိ၊ ကုန်သနည်း။
အာဝဇ္ဇန္တိ၊ ကုန်သနည်း။ ဝိဝဇ္ဇန္တိ၊ ကုန်သနည်း?။ “ဘဂဝါ၊ သည်။ အတိဒိပ္ပံ၊
အလွန်လျင်မြန်စွာ။ ပရိနိဗ္ဗာယိဿတိ၊ ပရိနိဗ္ဗာန်စံတော်မူလိမ့်လတ္တံ့။ သုဂတော၊
သည်။ အတိဒိပ္ပံ၊ စွာ။ ပရိနိဗ္ဗာယိဿတိ၊ မူလိမ့်လတ္တံ့။ စက္ခု၊ မ။ ဗုဒ္ဓိ၊ မမ္မ သမန္တနှင့်

* မှတ်ချက်။ ။ [ဤဝါကျ၌ “မနသိကရောန္တိ” ဟု မူအစောင်စောင်
တွင် ပျက်လျက်ရှိသည်။ “မနသိကရောတိ” ရှိရမည်။ “ကထံဘူတာ ပန
တုမေ မနသိ ကရောထ” ဟူသော အဋ္ဌကထာပါဠိကိုထောက်။]

† မှတ်ချက်။ ။ [ဤ ပါဠိအရာဝယ် “ဆိန္နပပါတံ” ဟု ပါဠိအချို့
ရှိကြ၏။ ထိုပါဠိသည် “ဆိန္နပပါတံ ပပတန္တိတိ မဇ္ဈေ ဆိန္နာ ဝိယ ဟုတ္တာ
ယတော ဝါ တတော ဝါ ပပတန္တိ” ဟူသော အဋ္ဌကထာပါဠိ၌ “ဆိန္နပါ
တော ဝိယ ဆိန္နပပါတော၊ တံ ဆိန္နပပါတံ၊ ဘာဝနပုံသကနိဒ္ဒေသောယံ”
ဟူသော ၎င်းဒီကာနှင့်မညီ။]

ဒိဗ္ဗ,မံသာ ဤငါးဖြာသော စက္ခုရှိတော်မူသော မြတ်စွာဘုရားသည်။ အတိဒိပ္ပံ၊ စွာ။ လောကောဉ္ဇ။ အန္တရဓာယိဿတိ၊ ကွယ်ပျောက်တော်မူလိမ့်လတ္တံ့။”။ ဣတိ၊ သို့။ ကန္တန္တိ၊ ကုန်၏။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။

အာနန္ဒန္တော။ ပထဝီယံ၊ မြေ၌။ ပထဝီသညိနိယော၊ ကုန်သော။ ဒေဝတာ၊ တို့သည်။ သန္တိ၊ ကုန်၏။ (တာ ဒေဝတာ၊ တို့သည်။) ကေသေ၊ တို့ကို။ ပကိရိယ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။ ဗာဟာ၊ တို့ကို။ ပဝံယု၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။ ခိန္နပါတံ၊ ၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ ကိံ၊ သို့။ ကန္တန္တိ၊ ကုန်သနည်း။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်သနည်း။ အာဝဇ္ဇန္တိ၊ ကုန်သနည်း။ ဝိဝဇ္ဇန္တိ၊ ကုန်သနည်း။ “ဘဝေါ၊ သည်။ အတိဒိပ္ပံ၊ စွာ။ ပရိနိဗ္ဗာယိဿတိ၊ မူလိမ့်လတ္တံ့။ သုဂတော၊ သည်။ အတိဒိပ္ပံ၊ စွာ။ ပရိနိဗ္ဗာယိဿတိ၊ မူလိမ့်လတ္တံ့။ စက္ခုမာ၊ သည်။ အတိဒိပ္ပံ၊ စွာ။ လောကောဉ္ဇ။ အန္တရဓာယိဿတိ၊ မူလိမ့်လတ္တံ့။”။ ဣတိ၊ သို့။ ကန္တန္တိ၊ ကုန်၏။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ ယာ တာ- ဒေဝတာ၊ တို့သည်။ ဝိတရာဂါ၊ ကင်းပြီးသောရာဝဂ္ဂိကြကုန်၏။ တာ-ဒေဝတာ၊ တို့သည်။ သတာ၊ ကုန်သည်။ သမ္ပဇာနာ၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။) အဓိဝါသေန္တိ၊ မိမိတို့ အထက်သို့ ဝန်တက်၍ နေစေနိုင်ကြကုန်၏။ ဝါ၊ သည်းခံနိုင်ကြကုန်၏။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ အဓိဝါသေန္တိ၊ ကုန်သနည်း။ “(ယသ္မာ၊ ကြောင့်။) သင်္ခါရာ၊ ကံ၊ ဗိတ်၊ ဥတု၊ အာဟာရတည်းဟူသော လေးပါးသော အကြောင်းတရားတို့သည် ပေါင်း၍ ပြုပြင်စီရင်အပ်ကုန်သော တေဘူမက သင်္ခါရတရားတို့သည်။ အနိစ္စာ၊ မမြဲကုန်။ တံ-တသ္မာ၊ ထို့ကြောင့်။ ဧတ္ထ-ဧတသ္မိံ ခန္ဓပဝတ္ထော၊ ဤခန္ဓာတို့၏ ဖြစ်ခြင်းသည်။ (သတိ၊ ရှိခဲ့သော်။ ဒဿ၊ ကုန်သော။ ပါရမိယော၊ တို့ကို။ ပုရေတွာပိ၊ ဖြည့်ကုန်တော် မူပြီးလျက်လည်းကောင်း။ သမ္မာသမ္မောမိံ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူခြင်းသို့။ ပတွာပိ၊ ရောက်ပြီးလျက်လည်းကောင်း။ ဓမ္မစက္ကံ၊ တရားတည်းဟူသော စကြာရတနာကို။ ပဝတ္ထေတွာပိ၊ ဖြစ်စေတော်မူပြီးလျက်လည်း ကောင်း။ ယမကပါဂ္ဂိဟာရိယံ၊ ရေ၊ မီး- အစုံအစုံရှိသော တန်းနိုးပြာဂ္ဂိဟာကို။ ဒသေတွာပိ၊ ပြုတော်မူပြီးလျက်လည်းကောင်း။ ဒေဝေါရောဟနံ၊ တာဝတိံသာ နတ်ပြည်မှ သင်္ကံသာပြည်သို့ သက်ဆင်းခြင်းကို။ ကတွာပိ၊ ပြုတော်မူပြီးလျက်လည်း ကောင်း။ တထာဂတဿ၊ ၏။ ယံ တံ သရီရံ၊ အကြင်ကိုယ်တော်ကို။ ဝါ၊ သည်။ ဇာတံ၊ ဖြစ်ပြီး။ ဘူတံ၊ ဖြစ်ပြီး။ သင်္ခါတံ၊ ကံ၊ ဗိတ်၊ ဥတု၊ အာဟာရတည်းဟူသော လေးပါးသော အကြောင်းတရားတို့သည် ပေါင်း၍ ပြုပြင်စီရင်အပ်ပြီး။ ပလောကဓမ္မံ၊ ပျက်စီးခြင်း သဘောရှိခဲ့၏။ တထာဂတဿာပိ၊ ၏လည်း။ တံ သရီရံ၊ ထိုကိုယ်တော်သည်။ မာ ပလုဇ္ဇိ၊ မပျက်စီးပါစေလင့်။ ဣတိ-ဧတံ ကာရဏံ၊ ဤမပျက်စီးခြင်း၏အကြောင်းကို။ ရောဒန္တေနာပိ၊ ငိုကြွေးပင် ငိုကြွေးပါသော်လည်း။) ကုတော၊ ဘယ်အရပ်၌။ လဗ္ဘာ၊ ရ အပ်နိုင်ပါအံ့နည်း။ (ကိသ္မိဉ္စိ၊ တစ်စုံတစ်ခုသော။ ဌာနေ၊ အရပ်၌။ န လဗ္ဘာ ဝေ၊ မရအပ် နိုင်သည်သာ။ ဝါ၊ မရပ်အပ်ကောင်းသည်သာ”။) ဣတိ-မနသိကတွာ၊ ကုန်၍။ အဓိဝါ သေန္တိ၊ ကုန်၏”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီး။

ဝေတုသံဝေဇနိယဌာန

၂၀၂။ (ဧဝံသိ၊ ဝုတ္တံ၊ သေဝံ။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သိ။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ဘုရား။ ပုဗ္ဗေ၊ ရှေး၌။ ဝါ၊ ရှေးက။ ဒိသာသု၊ တပါးသော အရပ်ဖျက်နှာတို့၌။ ဝဿံ၊ မိုဗ်းလ ပတ်လုံး။ ဝုတ္တာ၊ နေကြကုန်ပြီးသော။ တနည်း-ဝဿံဝုတ္တာ၊ ဝါဆိုကြကုန်ပြီးသော။ ဝါ၊ ဝါကျွတ်ကြကုန်ပြီးသော။ မနောဘာဝနိယာ၊ စိတ်ဖြင့် ချီးဝံ့အပ်ကုန်သော။ ဝါ၊ ကုသိုလ်စိတ်ကို ပွားစေတတ်ကုန်သော။ (ယေ) ဘိက္ခု၊ တို့သည်။ တထာဂတံ၊ ကို။ ဒဿနာယ၊ ဖူးမြင်ရခြင်းငှါ။ အာဂစ္ဆန္တိ၊ ပါကုန်၏။ မယံ၊ တို့သည်။ မနောဘာဝနိယေ၊ စိတ်ဖြင့် ချီးဝံ့အပ်ကုန်သော။ ဝါ၊ ကုသိုလ်စိတ်ကို ပွားစေတတ်ကုန်သော။ တေ ဘိက္ခု၊ တို့ကို။ ဒဿနာယ၊ ငှါ။ လဘာမ၊ ရကြပါကုန်၏။ ပယိရူပါသနာယ၊ ဆည်းကပ်ခြင်းငှါ။ လဘာမ၊ ကုန်၏။ ဘန္တေ၊ ဘုရား။ ပန၊ စင်စစ်ကေန အမှန်အားဖြင့်။ ဘဂဝတော၊ ၏။ အစ္စယေန၊ ပရိနိဗ္ဗာန်စံလွန်တော်မူရာအခါ၌။ ဝါ၊ ပရိနိဗ္ဗာန်စံလွန်တော်မူခြင်းကြောင့်။ မယံ၊ တို့သည်။ မနောဘာဝနိယေ၊ ကုန်သော။ ဘိက္ခု၊ တို့ကို။ ဒဿနာယ၊ ငှါ။ န လဘိဿာမ၊ မရပါကုန်တော့အံ့။ ဝါ၊ ရလိမ့်မည် မဟုတ်ပါကုန်။ ဝါ၊ ရတော့မည်မဟုတ်ပါကုန်။ ပယိရူပါသနာယ၊ ငှါ။ န လဘိဿာမ၊ မရပါကုန်တော့အံ့။ ဝါ၊ ရလိမ့်မည် မဟုတ်ပါကုန်။ ဝါ၊ ရတော့မည် မဟုတ်ပါကုန်”။ ဣတိ၊ သိ။ အဝေါစ၊ ပြီ။

(ဧဝံသိ။ ဝုတ္တံ၊ သေဝံ။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သိ။ အဝေါစ၊ နည်း?။ “အာနန္ဒန္တာ၊ သဒ္ဓဿ၊ ရတနာသုံးပါးကို ယုံကြည်တတ်သော သဒ္ဓါရှိသော။ ဝါ၊ ရတနာသုံးပါးကို ယုံကြည်ကြောင်းဖြစ်သော သဒ္ဓါရှိသော။ ဝါ၊ ရတနာသုံးပါးကို ယုံကြည်ခြင်းဟူသော သဒ္ဓါရှိသော။ ဝါ၊ ရတနာသုံးပါးကို ယုံကြည် တတ်သော။ ကုလပုတ္တဿ၊ အမျိုးသား၏။ ဝါ၊ အမျိုးသားသည်။ ဒဿနိယာနိ၊ ဖူးမြင်အပ်၊ ဖူးမြင်သင့်၊ ဖူးမြင်ထိုက်ကုန်သော။ ဝါ၊ ဖူးမြင်ခြင်းငှါ သွားအပ်၊ သွားသင့်၊ သွားထိုက်ကုန်သော။ သံဝေဇနိယာနိ၊ ထိတ်လန့်စေတတ်ကုန်သော။ ဝါ၊ ထိတ်လန့်ကြောင်းဖြစ်ကုန်သော။ ဝါ၊ ထိတ်လန့်ကြောင်းဖြစ်သော သဟောတ္တပွဲဉာဏ်ကို ဖြစ်စေတတ်ကုန်သော။ ဌာနာနိ၊ အကြောင်းတို့သည်။ ဝါ၊ အရပ်တို့သည်။ ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့ပေတည်း။ သဒ္ဓဿ၊ သော။ ကုလပုတ္တဿ၊ ၏။ ဝါ၊ သည်။ ဒဿနိယာနိ၊ ကုန်သော။ သံဝေဇနိယာနိ၊ ကုန်သော။ ဌာနာနိ၊ တို့သည်။ [လိုက်ပေးသည်။] ကတမာနိ စတ္တာရိ၊ အဘယ်လေးပါးတို့ပေနည်း။ အာနန္ဒန္တာ။ “လုမ္ဗိနိဌာနံ၊ လုမ္ဗိနိအင်ကြင်းဥယျာဉ်တောအရပ်သည်။ [ထည့်သည်။] ဣမ-ဣမသ္မိံ ဌာနေ၊ ဤလုမ္ဗိနိအင်ကြင်းဥယျာဉ်တောအရပ်၌။ တထာဂတော၊ သည်။ ဇာတော၊ ဖွားမြင်တော်မူပြီ”။ ဣတိ-မနသိကတွာ၊ ၍။ သဒ္ဓဿ၊ သော။ ကုလပုတ္တဿ၊ ၏။ ဝါ၊ သည်။ ဒဿနိယံ၊ သော။ သံဝေဇနိယံ၊ သော။ ဌာနံ၊ ပေတည်း။ အာနန္ဒန္တာ။ “ဗောဓိပလ္လင်္ဂဌာနံ၊ ဗောဓိပလ္လင်တည်ရာအရပ်သည်။

[ထည့်သည်။] ဣဓ-ဣမသ္မိံ ဌာနေ၊ ဤဗောဓိပလ္လင်တည်ရာအရပ်၌။ တထာဂတော၊ သည်။ အနုတ္တရံ၊ မိမိကို လွန်သောဗောဓိမရှိသော။ ဝါ၊ မိမိထက် မြတ်သောဗောဓိ မရှိသော။ သမ္မာသမ္ဗောဓိံ၊ မတောက်မပြန် ကိုယ်တိုင်သိတတ်သော အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်ကို။ အဘိသမ္ဗုဒ္ဓေါ၊ ထိုးထွင်း၍ သိတော်မူပြီ။ ဣတိ- မနသိကတွာ၊ ရှိ။ သဒ္ဓဿ၊ သော။ ကုလပုတ္တဿ၊ ၎င်း။ ဝါ၊ သည်။ ဒဿနိယံ၊ သော။ သံဝေဇနိယံ၊ သော။ ဌာနံ၊ ပေတည်း။ အာနန္ဒ၊ န္ဓာ။ “မိဂဒါယဌာနံ၊ မိဂဒါယံတော အရပ်သည်။ [ထည့်သည်။] ဣဓ-ဣမသ္မိံ ဌာနေ၊ ဤမိဂဒါယံတောအရပ်၌။ တထာ ဂတေန၊ သည်။ အနုတ္တရံ၊ မိမိကို လွန်သောစက်မရှိသော။ ဝါ၊ မိမိထက် မြတ်သောစက် မရှိသော။ ဓမ္မစက္ကံ၊ တရားတည်းဟူသော စကြာရတနာကို။ ပဝတ္တိတံ၊ ဖြစ်စေတော်မူအပ် ပြီ။ ဝါ၊ လည်စေတော်မူအပ်ပြီ။” ဣတိ-မနသိကတွာ၊ ရှိ။ သဒ္ဓဿ၊ သော။ ကုလပုတ္တဿ၊ ၎င်း။ ဝါ၊ သည်။ ဒဿနိယံ၊ သော။ သံဝေဇနိယံ၊ သော။ ဌာနံ၊ ပေတည်း။ အာနန္ဒ၊ န္ဓာ။ “သာလဝနဌာနံ၊ ကုသိနာရပြည် အင်ကြင်းဥယျာဉ်တောအရပ်သည်။ [ထည့်သည်။] ဣဓ-ဣမသ္မိံ ဌာနေ၊ ဤကုသိနာရပြည် အင်ကြင်းဥယျာဉ်တောအရပ်၌။ တထာဂတော၊ သည်။ အနုပါဒိသေဿာယ၊ သော။ နိဗ္ဗာနဓာတုယာ၊ ဖြင့်။ ပရိနိဗ္ဗုတော၊ မူဇံပြီ။” ဣတိ-မနသိကတွာ၊ ရှိ။ သဒ္ဓဿ၊ သော။ ကုလပုတ္တဿ၊ ၎င်း။ ဝါ၊ သည်။ ဒဿနိယံ၊ သော။ သံဝေဇနိယံ၊ သော။ ဌာနံ၊ ပေတည်း။ အာနန္ဒ၊ န္ဓာ။ စတ္တာရိ၊ ကုန်သော။ ဣမာနိ ဌာနာနိ၊ တို့သည်။ သဒ္ဓဿ၊ သော။ ကုလပုတ္တဿ၊ ၎င်း။ ဝါ၊ သည်။ ဒဿနိယာနိ၊ ကုန် သော။ သံဝေဇနိယာနိ၊ ကုန်သော။ ဌာနာနိ၊ တို့ပေတည်း။

တနည်း။ ။ အာနန္ဒ၊ န္ဓာ။ သဒ္ဓဿ၊ သော။ ကုလပုတ္တဿ၊ ၎င်း။ ဝါ၊ သည်။ ဒဿနိ ယာနိ၊ ကုန်သော။ သံဝေဇနိယာနိ၊ ကုန်သော။ ဌာနာနိ၊ တို့သည်။ ဣမာနိ စတ္တာရိ၊ ဤသေးပါးတို့ပေတည်း။

အာနန္ဒ၊ န္ဓာ။ သဒ္ဓါ၊ ကုန်သော။ ဘိက္ခု၊ ရဟန်းယောက်ျားတို့သည်လည်းကောင်း။ ဘိက္ခုနိယော၊ ရဟန်းမတို့သည်လည်းကောင်း။ ဥပါသကာ၊ သီတင်းသည်ဒါယကာ တို့သည်လည်းကောင်း။ ဥပါသိကာယော၊ သီတင်းသည် ဒါယိကာမတို့သည်လည်း ကောင်း။ အာဂမိဿန္တိ၊ လာကြကုန်လိမ့်လတ္တံ့။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ အာဂမိဿန္တိ၊ ကုန်လိမ့်လတ္တံ့နည်း။ “ဣဓ-ဣမသ္မိံ ဌာနေ၊ ဤလုမ္ဗိနီအင်ကြင်း ဥယျာဉ်တောအရပ်၌။ တထာဂတော၊ သည်။ ဇာတော၊ မူဇံပြီ။” ဣတိ-မနသိကတွာပိ၊ ဤသို့လုံးလွင်းကြကုန်၍လည်းကောင်း။ “ဣဓ-ဣမသ္မိံ ဌာနေ၊ ဤဗောဓိညောင်ရွှေ အောင်မြေအရပ်၌။ တထာဂတော၊ သည်။ အနုတ္တရံ၊ သော။ သမ္မာသမ္ဗောဓိံ၊ ကိ။ အဘိသမ္ဗုဒ္ဓေါ၊ မူဇံပြီ။” ဣတိ-မနသိကတွာပိ၊ ကုန်၍လည်းကောင်း။ “ဣဓ-ဣမသ္မိံ ဌာနေ၊ ဤမိဂဒါယံတောအရပ်၌။ တထာဂတေန၊ သည်။ အနုတ္တရံ၊ သော။ ဓမ္မစက္ကံ၊ ကိ။ ပဝတ္တိတံ၊ မူအပ်ခဲ့ပြီ။” ဣတိ-မနသိကတွာပိ၊ ကုန်၍လည်းကောင်း။ “ဣဓ- ဣမသ္မိံ ဌာနေ၊ ဤကုသိနာရပြည် အင်ကြင်းဥယျာဉ်တောအရပ်၌။ တထာဂတော၊ သည်။ အနုပါဒိသေဿာယ၊ သော။ နိဗ္ဗာနဓာတုယာ၊ ဖြင့်။ ပရိနိဗ္ဗုတော၊ မူဇံပြီ။” ဣတိ-မနသိကတွာပိ၊ ကုန်၍လည်းကောင်း။ အာဂမိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ အာနန္ဒ၊

န္ဒာ၊ ဟိ၊ အကျိုးကြီးမား ရပုံများကို ထင်ရှားပြတော်မူအံ့။ ယေ ကေစိ၊ အလုံးစုံကုန်
 သော။ (ပုဂ္ဂလာ၊ တို့သည်။) စေတိယစာရိကံ၊ စေတိကိုဖူးမြင်ခြင်းငှါ လှည့်လည်ခြင်း
 ကို။ ဝါ၊ စေတိကိုဖူးမြင်ခြင်းကို ဖူးမြင်ခြင်းငှါ။ ဝါ၊ စေတိကိုဖူးမြင်ခြင်းငှါ လှည့်လည်
 အပ်သောအရပ်သို့။ ဝါ၊ စေတိကိုဖူးမြင်ခြင်းငှါ လှည့်လည်အပ်သောခရီးသို့။ အာ
 ဟိဏန္ဒာ၊ လှည့်လည်ကြကုန်စဉ်။ ပသန္တစိတ္တာ၊ ကြည်လင်သောစိတ်ရှိကြကုန်သည်။
 ဟုဘ္ဘာ၊ ကုန်၍။ အန္တရာ၊ စေတိသို့မရောက်မီအကြား၌။ [ထည့်စပ်သည်။] ကာလံ
 ကရိဿန္တိ၊ သေကြကုန်လိမ့်သတ္တံ။ သဗ္ဗေ၊ ကုန်သော။ တေ-ပုဂ္ဂလာ၊ တို့သည်။
 ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ၌။ သုဂတိ၊ သော။ သဂ္ဂံ၊ သော။
 သောကံဥပ၊ ၌။ ပဇ္ဇိဿန္တိ၊ မြစ်ကြရကုန်လိမ့်သတ္တံ။ ။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

အာနန္ဒပုန္ဒိကထာ

၂၀၃။ (ဧဝံ၊ သို့။ စုတ္တေ၊ သော်။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-
 ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) တိ၊ သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊ ရား။ ကထံ၊ အဘယ်သို့။ ဝါ၊
 အဘယ်ပုံ။ ဝါ၊ အဘယ်သို့သောအပြားအားဖြင့်။ မယံ၊ တို့သည်။ မာတုဂါမေ၊
 မာတုဂါမ၌။ ပဋိပဇ္ဇာမ၊ ကျင့်ကြရပါကုန်အံ့နည်း။” ။ ဣတိ၊ သို့။ အဝေါစ၊ လျှောက်ပြီ။
 “အာနန္ဒန္တာ၊ မာတုဂါမဿ၊ ကို။ [ထည့်သည်။] အဒဿနံ၊ မမြင်ရခြင်းသည်။
 ဥတ္တံမာ၊ မြတ်သော။ ပဋိပတ္တိ၊ အကျင့်ပေတည်း။” ။ [နှစ်ပုဒ် အဋ္ဌကထာမှဆောင်၍
 စပ်သည်။] ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘဂဝါ၊ ရား။
 (မာတုဂါမဿ၊ ကို။) ဒဿနံ၊ မြင်ရခြင်းသည်။ သတိ၊ သော်။ ကထံ၊ သို့။ အမှေဟိ၊
 အကျွန်ုပ်တို့သည်။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်ရာပါသနည်း။” ။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်
 အာနန္ဒာက လျှောက်ပြန်ပြီ။ “အာနန္ဒန္တာ၊ မာတုဂါမဿ၊ ကို။ ဒဿနံ၊ သည်။
 သတိ၊ သော်။ [လိုက်ပေးသည်။] မာတုဂါမေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ [ထည့်သည်။] အနာ
 လာပေါ၊ စကားမပြောဆိုရခြင်းသည်။ ဥတ္တံမာ၊ မြတ်သော။ ပဋိပတ္တိ၊ ပေတည်း။” ။
 ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ “ဘန္တေ၊ ဘုရား။ မာတု
 ဂါမေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ [လိုက်စပ်သည်။] အာလပန္တေန၊ စကားပြောဆိုရသော။
 (ဘိက္ခုနာ၊ ရဟန်းသည်။) ကထံ၊ ပုံ။ ပဋိပဇ္ဇိတဗ္ဗံ ပန၊ ကျင့်ရာပါသနည်း။” ။ ဣတိ၊ သို့။
 အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။ “အာနန္ဒန္တာ၊ မာတုဂါမေန၊ မာတုဂါမ
 နှင့်။ သဒ္ဓိံ၊ ကွ။ အာလပန္တေန၊ သော။ ဘိက္ခုနာ၊ သည်။ [လိုက်စပ်သည်။] သတိ၊ အမိ၊
 နှမ၊ သို့။ ဟူ၍မြစ်သော သတိကို။ ဝါ၊ ကာယဂတာသတိကို။ ဥပဋ္ဌာပေတဗ္ဗာ၊ မြစ်စေ
 အပ်၏။” ။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။

၂၀၄။ “ဘန္တေ၊ ဘုရား။ ကထံ၊ သို့။ မယံ၊ တို့သည်။ တထာဂတဿံ၊ ၏။ သရီရေ၊
 ကိုယ်တော်၌။ ဝါ၊ အလောင်းတော်၌။ ပဋိပဇ္ဇာမ၊ ကျင့်ရာပါကုန်အံ့နည်း။ ဣတိ၊ သို့။
 အဝေါစ၊ အသျှင်အာနန္ဒာက လျှောက်ပြန်ပြီ။ အာနန္ဒန္တာ၊ တုမော့တို့သည်။ တထာ
 ဂတဿံ၊ ၏။ သရီရပူဇာယ၊ ကိုယ်တော်ကိုပူဇော်ခြင်းငှါ။ ဝါ၊ အလောင်းတော်ကို

ပူဇော်ခြင်းငှါ။ အဗျာဝဠာ၊ အားမထုတ်ကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ အာနန္ဒန္တံ။ (အဟံ၊သည်။) ဣဿံ၊ တရားတန်းခိုးတော် အကျိုးပေါ်အောင် နှိုးဆော် တိုက်တွန်းတော်မူခဲ့ပေအံ့။ တုမှေ၊ တို့သည်။ သာရတ္ထေ၊ မြတ်သောအကျိုးဖြစ်၍ ဖြစ်သော အရဟတ္တဖိုလ်၌။ ဗဒ္ဓထ၊ စေ့ဆော် ကြိုးကုတ် အားထုတ်ကြ ကုန်လော့။ [ဤ၌ “ဣဿံ တုမှေ အာနန္ဒ သာရတ္ထေ ဗဒ္ဓထ အနုယုဉ္ဇိထ” ဟု ရှိမှ အဋ္ဌကတာ နှင့်ညီမည်။] အနုယုဉ္ဇိထ၊ ပြင်းပြင်းထန်ထန် သတိဉာဏ်ဖြင့် အတန်တန်အားထုတ် ကြကုန်လော့။ သာရတ္ထေ၊ ။ အပ္ပမတ္တာ၊ မမေ့မလျော့ကြကုန်သည်။ အာတာပိ နော၊ ကိလေသာတို့ကို ပြင်းစွာပူပန်စေတတ် နှိပ်စက်တတ်သော သမ္ပပ္ပဓာန်လုံ့လ ရှိကြကုန်သည်။ ပဟိတတ္တာ၊ ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ရက်စက်မိဋ္ဌာန် စိတ်အကြံ ဖြင့် နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်ရှိကြကုန်သည်။ (ဟုတ္တာ၊ ကုန်၍။) ဝိဟရထ၊ နေကြကုန်လော့။ အာနန္ဒန္တံ၊ တထာဂတေ၊ ။ အဘိပ္ပသန္တာ၊ အလွန် ကြည်ညိုကြ ကုန်သော။ ခတ္တိယပဏ္ဍိတာပိ၊ ပညာဖြင့်ဖြစ်တတ်သော မင်းတို့သည်လည်းကောင်း။ ဝါ၊ ဖြစ်သောပညာရှိသော မင်းတို့သည်လည်းကောင်း။ မြာဟ္မဏပဏ္ဍိတာပိ၊ ပညာဖြင့် ဖြစ်တတ်သော ပုဏ္ဏားတို့သည်လည်းကောင်း။ ဝါ၊ ဖြစ်သောပညာရှိသော ပုဏ္ဏား တို့သည်လည်းကောင်း။ ဂဟပတိပဏ္ဍိတာပိ၊ ပညာဖြင့်ဖြစ်တတ်သော အိမ်ရှင်သူ ကြွယ်တို့သည်လည်းကောင်း။ ဝါ၊ ဖြစ်သောပညာရှိသော အိမ်ရှင်သူကြွယ်တို့သည် လည်းကောင်း။ သန္တိ၊ ရှိကြကုန်၏။ တေ-ခတ္တိယပဏ္ဍိတာပိ၊ တို့သည်လည်းကောင်း။ တေ-မြာဟ္မဏပဏ္ဍိတာပိ၊ တို့သည်လည်းကောင်း။ တေ-ဂဟပတိပဏ္ဍိတာပိ၊ တို့ သည်လည်းကောင်း။ တထာဂတဿ၊ ။ သရီရပူဇံ၊ ကို။ ကရိဿန္တိ၊ ကုန်လိမ့်လတ္တံ့။” ။ ဣတိ၊ သို့။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။

၂၀၅။ “ဘန္တေ၊ ဘုရား၊ ကထံ၊ အဘယ်သို့။ (တေဟိ-ခတ္တိယပဏ္ဍိတေဟိပိ၊ တို့ သည်လည်းကောင်း။ တေဟိ-မြာဟ္မဏပဏ္ဍိတေဟိပိ၊ တို့သည်လည်းကောင်း။ တေ ဟိ-ဂဟပတိပဏ္ဍိတေဟိပိ၊ တို့သည်လည်းကောင်း။) တထာဂတဿ၊ ။ သရီရေ၊ ကိုယ်တော်၌။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်ရာပါသနည်း။” ။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာနန္ဒာ က လျှောက်ပြန်ပြီ။ အာနန္ဒန္တံ။ “အမစ္စာ၊ အမတ်တို့သည်။ [ကတ္တာထည့်သည်။] စက္ကဝတ္တိဿ၊ စကြာရတနာကို လည်စေတတ်သော။ ရညော၊ ။ သရီရေ၊ ကိုယ်၌။ ဝါ၊ အလောင်း၌။ ပဋိပဇ္ဇန္တိယထာ၊ ကျင့်ကြကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ (တေဟိ-ခတ္တိယပဏ္ဍိ တေဟိပိ၊ တို့သည်လည်းကောင်း။ တေဟိ-မြာဟ္မဏပဏ္ဍိတေဟိပိ၊ တို့သည်လည်း ကောင်း။ တေဟိ-ဂဟပတိပဏ္ဍိတေဟိပိ၊ တို့သည်လည်းကောင်း။) တထာဂတဿ၊ ။ သရီရေ၌။ ပဋိပဇ္ဇိတဗ္ဗံ၊ ရာ၏” ။ ဣတိ၊ သို့ ။ အဝေါစ၊ မြတ်စွာဘုရားက မိန့်တော်မူပြီ။ “ဘန္တေ၊ ဘုရား၊ ကထံ၊ အဘယ်ပုံ။ အမစ္စာ၊ တို့သည်။ စက္ကဝတ္တိဿ၊ သော။ ရညော၊ ။ သရီရေ ၌။ ပဋိပဇ္ဇန္တိ ပန၊ ပါကုန်သနည်း။” ။ ဣတိ၊ သို့။ အဝေါစ၊ အသျှင်အာ နန္ဒာက လျှောက်ပြန်ပြီ။ “အာနန္ဒန္တံ။ အမစ္စာ၊ တို့သည်။ စက္ကဝတ္တိဿ၊ သော။ ရညော၊ ။ သရီရံ၊ ကို။ အဟတေန၊ ချေပြီးသော အစာမရှိသော။ ဝါ၊ မချေအပ် သောအစာရှိသော။ ဝါ၊ အသစ်ဖြစ်သော။ ဝတ္ထေန၊ အဝတ်ဖြင့်။ ဝေဠေန္တိ၊ ရစ်ပတ်ကြ

ကုန်၏။ အဟတေန၊ သော။ ဝတ္ထေန၊ ဖြင့်။ ဝေဋ္ဌေတွာ၊ ရစ်ပတ်ကြကုန်၍။ ဝိဟတေန၊
ဝါဖတ်လေးဖြင့် အထူးဖတ်အပ်သော။ ဝါ၊ ဝါဖတ်လေးဖြင့် ပယ်ဖျောက်ဖျက်ဆီးအပ်
သော အရှင် အထွေး အမြေးအယှက်ရှိသော။ ကပ္ပါသေန၊ ဝါဝှမ်းဖြင့်။ ဝေဋ္ဌေန္တိ၊
ကုန်၏။ ဝိဟတေန၊ သော။ ကပ္ပါသေန၊ ဖြင့်။ ဝေဋ္ဌေတွာ၊ ကုန်ပြီး၍။ အဟတေန၊
သော။ ဝတ္ထေန၊ ဖြင့်။ ဝေဋ္ဌေန္တိ၊ ကုန်၏။ ဧတေနုပါယေန၊ ဤအကြောင်းဖြင့်။ ဝါ၊ ဤ
နည်းဖြင့်။ ပဉ္စဟိ၊ ငါးလီကုန်သော။ ယုဂသတေဟိ၊ ပုဆိုးအစုံတို့၏အရာတို့ဖြင့်။ ဝါ၊
အရာသောပုဆိုးအစုံတို့ဖြင့်။ တနည်း-ပဉ္စဟိ ယုဂသတေဟိ၊ ငါးရာသော ပုဆိုးအစုံ
တို့ဖြင့်။ စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရံ၊ ကို။ [သရီရံရှိမှသင့်မည်။] ဝေဋ္ဌေ
တွာ၊ ကုန်၍။ အာယသာယ၊ ရှေ့ဖြင့်ပြီးသော။ တေလဒေါဏိယာ၊ ဆီခေါင်း၌။ ပက္ခိ
ဝိတွာ၊ ထည့်သွင်းကြကုန်၍။ ဝါ၊ ခေါင်းသွင်းကြကုန်၍။ အညိဿံ၊ တပါးသော။
အာယသာယ၊ သော။ ဒေါဏိယာ၊ ခေါင်းဖြင့်။ ဝါ၊ ခေါင်းဖုံးဖြင့်။ ပဋိကုဇိတွာ၊
တဘန်မှောက်ကြကုန်၍။ သဗ္ဗဝန္ဓာနံ၊ အလုံးစုံသောနံသာတို့၏။ စိတင်္ဂါထင်းပုံကို။
ကရိတွာ၊ ကုန်၍။ စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရံ၊ ကို။ ဈာပေန္တိ၊ မီးလောင်
စေကြကုန်၏။ ဝါ၊ မီးသဂြိုဟ်ကြကုန်၏။ ဈာပေတွာ၊ ကုန်ပြီး၍။ [ပုဒ်ပြင်၍လိုက်စပ်
သည်။] စတုမဟာပထေ၊ လမ်းဆုံ၊ လမ်းမ လမ်းလေးခွ၌။ စက္ကဝတ္တိဿ၊ သော။
ရညော၊ ၎င်း။ ထူပံ၊ စေတီကို။ ကရောန္တိ၊ ကုန်၏။ အာနန္ဒန္တာ၊ ဧဝံ ခေါ၊ ဤသို့သာလျှင်။
ဝါ၊ ဤမိန့်တော်မူအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင်။ (အမစ္စာ၊ တို့သည်။) စက္ကဝတ္တိဿ၊
သော။ ရညော၊ ၎င်း။ သရီရော၊ ၎င်း။ ပဋိပဇ္ဇန္တိ၊ ကုန်၏။ အာနန္ဒန္တာ၊ (အမစ္စာ၊ တို့သည်။)
စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရော၊ ၎င်း။ ပဋိပဇ္ဇန္တိ ယထာ၊ ကုန်သကဲ့သို့။ ဧဝံ၊
တူ။ (တေဟိ-ခတ္တိယပဏ္ဍိတေဟိပိ၊ တို့သည်လည်းကောင်း။ တေဟိ-မြာတုဏပဏ္ဍိ
တေဟိပိ၊ တို့သည်လည်းကောင်း။ တေဟိ-ဂဟပတိပဏ္ဍိတေဟိပိ၊ တို့သည်လည်း
ကောင်း။) တထာဂတဿ၊ ၎င်း။ သရီရော၊ ၎င်း။ ပဋိပဇ္ဇိတဗ္ဗိ၊ ရာ၏။ စတုမဟာပထေ၊
၎င်း။ တထာဂတဿ၊ ၎င်း။ ထူပေါ၊ စေတီကို။ ကာတဗ္ဗော၊ ပြုအပ်၏။ တတ္ထ-တသ္မိ
ထူပေ၎င်း။ ယေ- မနုဿာ၊ တို့သည်။ မာလံ ဝါ၊ ပန်းကိုသော်လည်းကောင်း။ ဝန္ဓံ
ဝါ၊ နံ့သာကိုသော်လည်းကောင်း။ စုဏ္ဏိကံ ဝါ၊ နံ့သာမှုန့်ကိုသော်လည်းကောင်း။
အာရောပေဿန္တိ ဝါ၊ တင်သော်လည်း တင်ကြကုန်လိမ့်လတ္တံ့။ အဘိဝါဒေဿန္တိ
ဝါ၊ ရှိခိုးသော်လည်း ရှိခိုးကြကုန်လိမ့်လတ္တံ့။ စိတ္တံ၊ စိတ်ကို။ မသာဒေဿန္တိ ဝါ၊
ကြည်လင်စေသော်လည်း ကြည်လင်စေကြကုန်လိမ့်လတ္တံ့။ တေသံ-မနုဿာနံ၊ တို့အား။
ဝါ၊ တို့၏။ တံ-အာရောပနံ ဝါ၊ ထိုတင်ခြင်းသည်သော်လည်းကောင်း။ တံ-အဘိဝါဒနံ
ဝါ၊ ထိုရှိခိုးခြင်းသည်သော်လည်းကောင်း။ တံ-ပသာဒနံ ဝါ၊ ထိုကြည်လင်စေခြင်း
သည်သော်လည်းကောင်း။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့၊ ညဉ့်ပတ်လုံး။ ဟိတဝယ၊
အစီးအပွားကိုပြုခြင်းငှါလည်းကောင်း။ သုခါယ၊ ချမ်းသာကိုပြုခြင်းငှါလည်းကောင်း။
ဘဝိဿတိ၊ လတ္တံ့။ [ဤ၌ “သုခါယာတိ” ဟုရှိသည်။ တိ-မလို။]

ထူပါရဟပုဂ္ဂလ

၂၀၆။ “အာနန္ဒ၊ နန္ဒာ။ စတ္တာရော၊ လေးပါးကုန်သော၊ ဣမေ-ပုဂ္ဂလာ၊ တို့သည်။ ထူပါရဟာ၊ စေတီထိုက်ကုန်၏။ တနည်း- ထူပါရဟာ၊ ကုန်သော။ (ပုဂ္ဂလာ၊ တို့သည်။) ဣမေ စတ္တာရော၊ ဤလေးပါးတို့ပေတည်း။ စတ္တာရော၊ ကုန်သော။ ကတမေ-ပုဂ္ဂလာ၊ တို့သည်။ ထူပါရဟာ၊ ကုန်သနည်း။ တနည်း- ထူပါရဟာ၊ ကုန်သော။ ပုဂ္ဂလာ၊ တို့သည်။ ကတမေ စတ္တာရော၊ တို့ပေနည်း။ အရဟံ၊ ကိလေသာ မြှူမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူသော။ သမ္မာသမ္ဗုဒ္ဓေါ၊ မဘောက် မပြန် ကိုယ်တော်တိုင်သာ ဧည့်ယျင်္ဂါးတန် တရားမှန်ကို ကော်တိုးထွင်း၍ သိတော် မူပြီးသော။ တထာဂတော၊ သည်။ ထူပါရဟော၊ စေတီထိုက်တော်မူ၏။ ပစ္စေက သမ္ဗုဒ္ဓေါ၊ ပစ္စေကသမ္ဗုဒ္ဓါသည်။ ဝါ၊ အသီးအခြား မိမိတပါးတည်းသာ လေးပါးသော သစ္စာကို ကောင်းစွာ သိပြီးသော ပစ္စေကသမ္ဗုဒ္ဓါသည်။ ထူပါရဟော၊ ၏။ တထာဂတဿ၊ ၏။ သာဝကော၊ အရိယာဖြစ်သော တပည့်အပေါင်းသည်။ ထူပါရဟော၊ မူ၏။ စတ္တဝတ္ထိ၊ စကြာရတနာကို လည်စေတတ်သော။ ရာဇော၊ သည်။ ထူပါရဟော၊ ၏။ ဣတိ-ဣမေ၊ ဤသည်တို့ပင်တည်း။

☞ အာနန္ဒ၊ နန္ဒာ။ ကိဉ္စ အတ္ထဝသံ၊ အဘယ်အကျိုးထူးသို့လည်း။ ဝါ၊ ကိုလည်း။ ဝါ၊ အဘယ် မိမိနှင့်စပ်သောအကျိုးရှိသော အကြောင်းသို့လည်း။ ဝါ၊ ကိုလည်း။ ပဋိစ္စ၊ ရှေးရှုရောက်၍။ ဝါ၊ စွဲ၍။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ တထာဂတော၊ သည်။ ထူပါရဟော၊ စေတီထိုက်သနည်း?။ အာနန္ဒ၊ နန္ဒာ။ “အယံ ထူပေါ၊ သည်။ အရဟတော၊ သော။ သံဗ္ဗာသမ္ဗုဒ္ဓဿ၊ သော။ တဿ ဘဂဝတော၊ ၏။ ထူပေါ၊ ပေတည်း”။ ဣတိ-မနသိကတွာ၊ ကုန်၍။ ဗဟုဇနာ၊ တို့သည်။ စိတ္တံ၊ ကို။ ပဿာဒေန္တိ၊ ကြည်လင်စေကြကုန်၏။ တေ-ဗဟုဇနာ၊ တို့သည်။ တတ္ထ-တသ္မိံ ထူပေ ဌ။ စိတ္တံ၊ ကို။ ပဿာဒေတွာ၊ ကြည်လင်စေကြကုန်ပြီး၍။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဌ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံဥပါဌံ။ ပဇ္ဇန္တိ၊ ဖြစ်ကြရကုန် ၏။ တနည်း-လောကံ၊ သို့။ ဥပပဇ္ဇန္တိ၊ ကပ်၍ဖြစ်ကြရကုန်၏။ အာနန္ဒ၊ နန္ဒာ။ ဣဒံ အတ္ထဝသံ၊ သို့။ ဝါ၊ ကို။ ပဋိစ္စ၊ ၍။ ဝါ၊ ၍။ အရဟံ၊ သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ တထာဂတော၊ သည်။ ထူပါရဟော၊ မူ၏။

အာနန္ဒ၊ နန္ဒာ။ ကိဉ္စ အတ္ထဝသံ၊ သို့လည်း။ ဝါ၊ ကိုလည်း။ ပဋိစ္စ၊ ၍။ ဝါ၊ ၍။ ပစ္စေက သမ္ဗုဒ္ဓေါ၊ သည်။ ထူပါရဟော၊ နည်း။ အာနန္ဒ၊ နန္ဒာ။ “အယံ ထူပေါ၊ သည်။ ပစ္စေက သမ္ဗုဒ္ဓဿ၊ သော။ တဿ ဘဂဝတော၊ ၏။ ထူပေါ၊ ပေတည်း”။ ဣတိ-မနသိကတွာ၊ ကုန်၍။ ဗဟုဇနာ၊ တို့သည်။ စိတ္တံ၊ ကို။ ပဿာဒေန္တိ၊ ကုန်၏။ တေ-ဗဟုဇနာ၊ တို့သည်။ တတ္ထ-တသ္မိံ ထူပေ ဌ။ စိတ္တံ၊ ကို။ ပဿာဒေတွာ၊ ကုန်ပြီး၍။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဌ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံဥပါဌံ။ ပဇ္ဇန္တိ၊ ကုန်၏။ အာနန္ဒ၊ နန္ဒာ။ ဣဒံ အတ္ထဝသံ၊ သို့။ ဝါ၊ ကို။ ပဋိစ္စ၊ ၍။ ဝါ၊ ၍။ ပစ္စေကသမ္ဗုဒ္ဓေါ၊ သည်။ ထူပါရဟော၊ ၏။

အာနန္ဒန္တော။ ကိဉ္ဇ အတ္ထဝသံ သို့လည်း။ ဝါကိုလည်း။ ပဋိစ္စ၍။ ဝါ၍။ တထာ
 ဝတယာ၏။ သာဝကောသည်။ ထူပါရဟော နည်း။ အာနန္ဒန္တော။ “အယံ
 ထူပေါသည်။ အရဟတော သော။ သမ္မာသမ္ဗုဒ္ဓဿံသော။ တဿ ဘဝဝတော
 ၏။ သာဝကဿ၏။ ထူပေါ။ တည်း”။ ဣတိ- မနသိကတွာ။ ကုန်၍။ ဗဟုဇနာ
 တို့သည်။ စိတ္တံကို။ ပသာဒေန္တိ။ ကုန်၏။ တေ-ဗဟုဇနာ တို့သည်။ တတ္ထ-တသို့
 ထူပေး၍။ စိတ္တံကို။ ပသာဒေတွာ။ ကုန်ပြီး၍။ ကာယဿ။ ၏။ ဘေဒါ။ သော။
 မရဏာမှ။ ပရံ၍။ သုဂတိံသော။ သဂ္ဂံသော။ လောကံ သို့။ ဥပပဇ္ဇန္တိ။ ကုန်၏။
 အာနန္ဒန္တော။ ဣဒံ အတ္ထဝသံ သို့။ ဝါကို။ ပဋိစ္စ၍။ ဝါ၍။ တထာဝတယာ၏။
 သာဝကောသည်။ ထူပါရဟော၏။

အာနန္ဒန္တော။ ကိဉ္ဇ အတ္ထဝသံသို့လည်း။ ဝါကိုလည်း။ ပဋိစ္စ၍။ ဝါ၍။ စက္က
 ဝတ္တိသော။ ရာဇာသည်။ ထူပါရဟော နည်း။ အာနန္ဒန္တော။ “အယံ ထူပေါ
 သည်။ ဓမ္မိကဿ။ တရားရှိသော။ ဝါ။ တရား၌ယှဉ်သော။ ဝါ။ တရားအားလျော်
 သော။ တဿ ဓမ္မရညော။ ၏။ ထူပေါ။ ပေတည်း”။ ဣတိ-မနသိကတွာ။ ကုန်၍။
 ဗဟုဇနာ တို့သည်။ စိတ္တံကို။ ပသာဒေန္တိ။ ကုန်၏။ တေ-ဗဟုဇနာ တို့သည်။
 တတ္ထ-တသို့ ထူပေး၍။ စိတ္တံကို။ ပသာဒေတွာ။ ကုန်ပြီး၍။ ကာယဿ။ ၏။
 ဘေဒါသော။ မရဏာမှ။ ပရံ၍။ သုဂတိံသော။ သဂ္ဂံသော။ လောကံဥပပ
 ညံ။ ပဇ္ဇန္တိ။ ကုန်၏။ အာနန္ဒန္တော။ ဣဒံ အတ္ထဝသံ သို့။ ဝါကို။ ပဋိစ္စ၍။ ဝါ၍။ စက္က
 ဝတ္တိသော။ ရာဇာသည်။ ထူပါရဟော၏။ အာနန္ဒန္တော။ စတ္တာရောကုန်သော။
 ဣမေ-ပုဂ္ဂလာ တို့သည်။ ထူပါရဟော ကုန်၏။ တနည်း-အာနန္ဒန္တော။ ထူပါရဟော
 ကုန်သော။ (ပုဂ္ဂလာ တို့သည်။) ဣမေ စတ္တာရော တို့ပေတည်း”။ ဣတိ သို့။
 အဝေါစ။ မူဗြီ။

အာနန္ဒအတ္ထရိယဓမ္မ

၂၀၇။ အထ-ပစ္စာ၊ မြတ်စွာဘုရား၏လေးပါးသော ထူပါရဟပုဂ္ဂိုလ်တို့ကို ဟော
 တော်မူပြီးရာကာလမှ နောက်၌။ အာယသ္မာ အာနန္ဒော သည်။ ဝိဟာရံ။ ကျောင်း
 တော်သို့။ ဝါ။ နေရာဖြစ်သော တန်ဆောင်းဝန်းသို့။ ပဝိသိတွာ၍။ ကပိသိသံ။
 တံခါးကျည်တိုင်ကို။ ဝါ။ မင်းတုပ်လျှိုးရာတံခါးတိုင်ကို။ အာလမ္ဘိတွာဆွဲ၍။ ရောဒ
 မာနော။ ပိုကြွေးလျက်။ အဋ္ဌာသိ။ တည်ပြီ။ ကိံ ဝစနံ။ ကို။ ဝတွာ၍။ ရောဒ
 မာနော။ လျက်။ အဋ္ဌာသိ။ နည်း?။ “အဟဉ္ဇ။ သည်လည်း။ ဝတ။ စင်စစ်ကေန
 အမှန်အားဖြင့်။ သေက္ခောသေက္ခသည်။ ဝါ။ ကျင့်ဆဲသည်။ ဝါ။ ကျင့်ခြင်းအလေ့
 ရှိသည်။ သကရဏီယော။ သုံးပါးသော အထက်မဂ်အကျိုးငှါ ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော
 ကိစ္စနှင့်တကွဖြစ်သည်။ အမှိ။ ဖြစ်ခဲ့၏။

တနည်း။ ။ အဟဉ္ဇ။ သည်လည်း။ ဝတ။ အားဖြင့်။ သေက္ခော သည်။ ဟုတွာ
 ၍။ သကရဏီယော သည်။ အမှိ။ ခဲ့၏။

တနည်း။ ။ အဟဉ္ဇါသည်လည်း။ ဝတ၊ အားဖြင့်။ သကရဏိယော၊ သည်။ ဟုတ္တာ၊
 ရှိ။ သေက္ခော၊ သေက္ခသည်။ ဝါ၊ ကျင့်ဆဲသည်။ ဝါ၊ ကျင့်ခြင်းအလေ့ရှိသည်။ ဝါ၊
 သိက္ခာနှင့်တကွဖြစ်သည်။ ဝါ၊ နိဗ္ဗာန်ကို ရှုဆင်ခြင်ကြောင်းဖြစ်သော သောတာပတ္တိ
 မဂ်ဉာဏ်နှင့်တကွဖြစ်သည်။ အမှီ၊ ခဲ့၏။ ယော-သတ္တာ၊ အကြင် ဆရာဖြစ်တော်မူသော
 မြတ်စွာဘုရားသည်။ မမ၊ ငါ့ကို။ အနုကမ္မကော၊ အစဉ်သနားစောင့်ရှောက် ချီးမြှောက်
 ထောက်ပံ့တော်မူတတ်ပေ၏။ မေ၊ ငါ၏။ တဿ သတ္ထု စ၊ ၎င်းလည်း။ ပရိနိဗ္ဗာနံ၊
 သည်။ ဘဝိဿတိ၊ ဖြစ်တော့လိမ့်လတ္တံ့။” ။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတ္တာ၊ မူ၍။
 ရောဒမာနော၊ လျက်။ အဋ္ဌာသိ၊ ပြီ။ အထ-တသ္မိ ကာလေ၊ အသျှင်အာနန္ဒာ၏ နေရာ
 တန်ဆောင်းဝန်းသို့ဝင်၍ ဝိကြေးလျက်တည်ရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ ဘိက္ခု၊
 တို့ကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိနည်း?။ “ဘိက္ခုဝေ၊ တို့။ အာနန္ဒော၊
 သည်။ ကဟံ န ခေါ၊ အဘယ်မှာနည်း။ တနည်း-ဘိက္ခုဝေ၊ တို့။ အာနန္ဒော၊ သည်။
 ကဟံ၊ အဘယ်အရပ်သို့။ ငတော န ခေါ၊ သွားသနည်း?။ ဣတိ၊ သို့။ အာမန္တေသိ၊
 မူပြီ။ (ဧဝံ၊ သို့။ ဝုတ္တံ၊ သော်။ တေ ဘိက္ခု၊ တို့သည်။ ဘဂဝန္တံ၊ ကို။ ဧတံ- ဝစနံ၊ ကို။
 အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “ဘန္တေ၊ ဘုရား။ သော
 အာယသ္မာ အာနန္ဒော၊ သည်။ ဝိဟာရံ၊ သို့။ ပဝိသိတွာ၊ ရှိ။ ကပိသိသံ၊ ကို။ အာလမ္ဗိတွာ၊
 ရှိ။ ရောဒမာနော၊ လျက်။ ဌိတော၊ ပါပြီ။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊ ရှိ။ ရောဒမာနော၊
 လျက်။ ဌိတော၊ နည်း?။ ‘အဟဉ္ဇါသည်လည်း။ ဝတ၊ အားဖြင့်။ သေက္ခော၊ သည်။
 သကရဏိယော၊ သည်။ အမှီ၊ ခဲ့၏။ ယော-သတ္တာ၊ သည်။ မမ၊ ကို။ အနုကမ္မကော၊ ၎င်း။
 မေ၊ ၎င်း။ တဿ သတ္ထု စ၊ ၎င်းလည်း။ ပရိနိဗ္ဗာနံ၊ သည်။ ဘဝိဿတိ၊ လတ္တံ့။’ ။ ဣတိ-ဣဒံ
 ဝစနံ၊ ကို။ ဝတ္တာ၊ ရှိ။ ရောဒမာနော၊ လျက်။ ဌိတော၊ ပါပြီ။” ။ ဣတိ၊ သို့။ အဝေါစံ၊
 ကုန်ပြီ။ အထ-တသ္မိ ကာလေ၊ ရဟန်းတို့က လျှောက်ထားရာ ထိုအခါ၌။
 ဘဂဝါ၊ သည်။ အညတရံ၊ သော။ ဘိက္ခု၊ ကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။
 အာမန္တေသိ နည်း?။ “ဘိက္ခု၊ ရဟန်း။ တံ၊ သည်။ ဧဟိ၊ ချေ။ (ဝန္တော၊ ပြီး၍။) မမ၊ ၎င်း။
 ဝစနော၊ ဖြင့်။ အာနန္ဒံ၊ ကို။ အာမန္တေဟိ၊ ခေါ်ချေလော့။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊
 ရှိ။ အာမန္တေဟိ၊ နည်း?။ ‘အာပုသော အာနန္ဒာန္တာ။ သတ္တာ၊ သည်။ တံ၊ ကို။
 အာမန္တေဟိ၊ ခေါ်တော်မူ၏။’ ။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတ္တာ၊ ရှိ။ အာမန္တေဟိ၊
 လော့။” ။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ (ဧဝံ၊ သို့။ ဝုတ္တံ၊ သော်။) သော ဘိက္ခု၊
 သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ။” ။ ဣတိ ခေါ၊ သို့သာလျှင်။ ဘဂဝတော၊ အား။
 ပဋိသုတ္တာ၊ ပြီး၍။ ယေန-ဌာနေန၊ သို့။ အာယသ္မာ အာနန္ဒော၊ သည်။ အတ္ထိ၊ ၎င်း။
 တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၎င်း။ ဥပသင်္ကမိတွာ၊ ပြီး၍။ အာယသ္မန္တံ အာနန္ဒံ၊ ကို။
 ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အာပုသော အာနန္ဒာန္တာ။
 သတ္တာ၊ သည်။ တံ၊ ကို။ အာမန္တေသိ၊ မူ၏။” ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။
 ဝုတ္တံ၊ သော်။) အာယသ္မာ အာနန္ဒော၊ သည်။ “အာပုသော၊ ငါ့ရှင်။ ဧဝံ၊ ပါပြီ။” ။
 ဣတိ ခေါ၊ သို့သာလျှင်။ တဿ ဘိက္ခု၊ နော၏။ (ဝစနံ၊ ကို။) ပဋိသုတ္တာ၊ ရှိ။ ယေန-
 ဌာနေန၊ သို့။ ဘဂဝါ၊ သည်။ အတ္ထိ၊ မူ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊
 ၎င်း။ ဥပသင်္ကမိတွာ၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ဧကမန္တံ၊ အောင်။

၂၂

ဝါ၊ နိဿိဒါ၊ နိဿိဒါ၊ ကောမန္တိ၊ အောဝါ၊ ဝါ၊ နိဿိဒါ၊ ခေါ၊ သော၊ အာယသ္မန္တိ အာနန္ဒါကို။
 တံဝါ၊ သည်။ တေ-ဝစနံကို။ အဝေါ၊ မူပီ။ ကိ၊ သို။ အဝေါ၊ နည်း။ “အာနန္ဒါ
 န္ဓာ။ အလုံ၊ မသင့်။ ဝါ၊ မတော်။ တံ၊ သည်။ မာသောစိ၊ မစိုးရိမ် မပူဆွေးလင့်။ တံ၊
 သည်။ မာ ပရိဒေဝိ၊ မငိုကြွေး မမြည်တမ်းလင့်။ အာနန္ဒါ၊ မယာ၊ သည်။ [ဤဝါကျ၌
 မူအစောင်စောင်တွင် “နနု ဧဝံ အာနန္ဒ” ဟုရှိကြသည်။ “နနု ဧဝံ အာနန္ဒ” ဟု
 ရှိမှရှေ့နောက်ညီညွတ်မည်။] တေ-ဝစနံ ကို။ ပဋိကစ္စေဝ၊ သာလျှင်။ အက္ခာတံ
 နနု၊ တုံလော၊ ကိ၊ သို။ အက္ခာတံ၊ နည်း။ ‘ပိယေဟိ၊ ကုန်သော။ မနာပေဟိ၊
 ကုန်သော။ သဗ္ဗေဟေဝ၊ တို့နှင့်သာလျှင်။ နာနာဘာဝေါ၊ သည်လည်းကောင်း။
 ဝိနာဘာဝေါ၊ သည်လည်းကောင်း။ အညထာဘာဝေါ၊ သည်လည်းကောင်း။ ဟောတိ၊
 တတ်၏။ ဣတိ၊ သို။ အက္ခာတံ နနု၊ တုံလော။ အာနန္ဒါ န္ဓာ။ တံ-တသ္မာ၊ ကြောင့်။
 ဧတ္ထံ-ဧတသ္မိ ခန္ဓပဝတ္ထေ၊ သည်။ (သတိ၊ သော်။ ဒသ၊ ကုန်သော။ ပါရမိယော၊ တို့ကို။
 ပူရေတွာပိ၊ မူပီးလျက်လည်းကောင်း။ သမ္မာသဗ္ဗောဓိ၊ သို။ ပတ္တာပိ၊ မူပီးလျက်လည်း
 ကောင်း။ ဓမ္မစက္ကံကို။ ပဝတ္ထေတွာပိ၊ မူပီးလျက်လည်းကောင်း။ ယမကပါဒီဟာရိယံ၊
 ကို။ ဒသောတွာပိ၊ မူပီးလျက်လည်းကောင်း။ ဒေဝေါရောဟနံကို။ ကတွာပိ၊ မူပီး
 လျက်လည်းကောင်း။ တထာဂတဿ-၏။) ယံ တံ-သရီရံ၊ သည်။ ဇာတံ၊ ပြီ။ ဘူတံ၊
 ပြီ။ သင်္ခတံ၊ ပြီ။ ပလောကဓမ္မံ၊ ခွဲ၏။ တထာဂတဿံ၊ ဝါ၊ သည်။ တံ သရီရံ၊ သည်။
 မာပလုံဇ္ဇိ၊ ပါစေလင့်။ ဣတိ-ဧဝံ ဌာနံ၊ သည်။ န ဝိဇ္ဇတိ၊ မရှိခဲ့။ (ရောဓန္တေနာပိ၊
 ပါသော်လည်း။) တံ-ဌာနံကို။ ကုထော၊ ဌာ။ လတ္တာနည်း။) ကိသ္မိဋ္ဌိ၊ သော။ ဌာနော
 ဌာ။ န လတ္တာဝေ၊ သည်သာ။ အာနန္ဒါ န္ဓာ။ ဒီသရတ္ထံ၊ ရှည်မြင့်စွာသော နေညဉ်
 ပတ်လုံး။ တေ၊ သည်။ တထာဂတော၊ ဝါ၊ တုရားကို။ မေတ္ထေန၊ ခမတ္ထံ၊ ရှိသော။ ဝါ၊
 မေတ္တာစိတ်၏ အစွမ်းအားဖြင့် ဖြစ်စေ အပ်သော။ ဟိတေန၊ အစီးအပွား၏
 တိုးပွားခြင်းငှါ ပြုအပ်သော။ သုခေန၊ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာဖြင့် ပြုအပ်
 သော။ အဒ္ဓယေန၊ မျက်မှောက် မျက်ကွယ်အားဖြင့် နှစ်ပါးသော အဘို့မရှိသော။
 အပ္ပမာဏေန၊ အတိုင်းအရှည် မရှိသော။ ကာယကမ္မေန၊ ကာယကံဖြင့်လည်း
 ကောင်း။ မေတ္ထေန၊ သော။ ဟိတေန၊ သော။ သုခေန၊ သော။ အဒ္ဓယေန၊ သော။
 အပ္ပမာဏေန၊ သော။ ဝစီကမ္မေန၊ ဖြင့်လည်းကောင်း။ မေတ္ထေန၊ သော။ ဟိတေန၊
 သော။ သုခေန၊ သော။ အဒ္ဓယေန၊ သော။ အပ္ပမာဏေန၊ သော။ မနောကမ္မေန၊
 ဖြင့်လည်းကောင်း။ ပစ္စုပဋိတော၊ ရှေးရှုလှုပ်ကြွေးအပ်ပြီ။ အာနန္ဒါ၊ တံ၊ သည်။
 ကတပုညော၊ အရဟတ္တဖိုလ်ရခြင်းငှါ ပြုအပ်ပြီးသော ဝိဝဇ္ဇူပနိဿယကောင်းမှု
 ရှိသည်။ အသိ၊ ဖြစ်ခဲ့၏။ တံ၊ သည်။ ပစေနံ၊ အားထုတ်အပ်သော ကမ္မဋ္ဌာန်းကို။ အနုယုဉ္ဇံ၊
 အဘန်ဘန်အားထုတ်လော့။ ဧဝံ သန္တေ၊ ဤသို့အားထုတ်ခဲ့သည်ရှိသော်။ [ထည့်စပ်
 သည်။] ဝိပွံ၊ လျင်စွာ။ အနာသဝေါ၊ အာသဝေါ မရှိသည်။ ဝါ၊ အာသဝေါကင်းကွာ
 ရဟန္တာသည်။ ဟောဟိသိ၊ ဖြစ်လိမ့်သတ္တံ့။”။ ဣတိ၊ သို။ အဝေါ၊ မူပီ။

၂၀၀။ အထ-ပစ္စာ၊ အသျှင်အာနန္ဒာကို မိန့်တော်မူပြီးရာကာလမှနောက်၌။
 တံဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ မူပီ။ ကိ၊ သို။ အာမန္တေသိ၊ နည်း။
 “ဘိက္ခဝေ၊ တို့။ အတိတံ၊ အတိတ်ဖြစ်သော။ အဒ္ဓါနံ၊ အစွန့်၌။ ဝါ၊ ကာလ၌။

အရဟန္တာ၊ ကိလေသာမြို့မှေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူကြကုန်
 သော။ သမ္မာသမ္ဗုဒ္ဓံ၊ မဘောက်မပြန် ကိုယ်တော်တိုင်သာ ဧည့်ယျဉ်းတန် တရား
 မှန်ကို ကော်လုံးထွင်း၍ သိတော်မူကြကုန်ပြီးသော။ ယေဝိ တေ-ဘဂဝန္တော၊ တို့
 သည်လည်း။ အဟေသံ၊ ပွင့်တော်မူကြကုန်ပြီ။ မယံ၊ ငါဘုရားအား။ အာနန္ဒော၊ အာနန္ဒာ
 အမည်ရှိသော။ ဥပဋ္ဌာကော၊ အလုပ်အကျွေးသည်။ ဟောတိ သေယျာထာပိ၊ ဖြစ်
 သကဲ့သို့။ တထာ၊ တူ။ တေသံပိ ဘဂဝန္တာနံ၊ တို့အားလည်း။ ဧတပ္ပရမာယေဝ၊ ဤ
 အာနန္ဒာဟူသော အတိုင်းအရှည် အပိုင်းအခြားရှိသည်သာလျှင်ဖြစ်ကုန်သော။ ဥပဋ္ဌာ
 ကာ၊ အလုပ်အကျွေးတို့သည်။ အဟေသံ၊ ဖြစ်ကြကုန်ပြီ။ ဘိက္ခဝေ၊ တို့။ အနာဂတံ၊
 အနာဂတ်ဖြစ်သော။ အတ္တိနံ၊ အရဟန္တာ၊ ကုန်သော။ သမ္မာသမ္ဗုဒ္ဓံ၊ ကုန်သော။
 ယေ တေ-ဘဂဝန္တောပိ၊ တို့သည်လည်း။ ဘဝိဿန္တိ၊ ပွင့်တော်မူကြကုန်လိမ့်လတ္တံ့။
 မယံ၊ အား။ အာနန္ဒော၊ သော။ ဥပဋ္ဌာကော၊ သည်။ ဟောတိ သေယျာထာပိ၊ သို့။
 တထာ၊ တူ။ တေသမ္ပိ ဘဂဝန္တာနံ၊ တို့အားလည်း။ ဧတပ္ပရမာယေဝ၊ ကုန်သော။
 ဥပဋ္ဌာကာ၊ တို့သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊ သည်။
 ပဏှိတော၊ ဖြစ်သောပညာရှိခွဲ၏။ ဝါးပညာဖြင့်ဖြစ်တတ်ခွဲ၏။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊
 သည်။ မေဓာပိ၊ အနက်အနဲ အခက်အခဲကို ဖျက်ခွဲတတ်သောဉာဏ်ပညာရှိခွဲ၏။ ‘အယံ
 ကာလော၊ ဤအခါသည်။ ဘိက္ခုနံ၊ ရဟန်းယောကျ်ားတို့၏။ တထာဂတံ၊ မြတ်စွာ
 ဘုရားကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ။ ဥပသင်္ကမိတုံ၊ ချဉ်းကပ်ခြင်းငှါ။ ကာလော၊
 အခါပေတည်း။ အယံ ကာလော၊ သည်။ ဘိက္ခုနီနံ၊ ရဟန်းမတို့၏။ တထာဂတံ၊
 ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိတုံ၊ ငှါ။ ကာလော၊ ပေတည်း။ အယံ ကာလော၊ သည်။
 ဥပါသကာနံ၊ တို့၏။ တထာဂတံ၊ ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိတုံ၊ ငှါ။ ကာလော၊
 ပေတည်း။ အယံ ကာလော၊ သည်။ ဥပါသိကာနံ၊ တို့၏။ တထာဂတံ၊ ကို။ ဒဿနာယ၊
 ငှါ။ ဥပသင်္ကမိတုံ၊ ငှါ။ ကာလော၊ ပေတည်း။ အယံ ကာလော၊ သည်။ ရညော၏။
 တထာဂတံ၊ ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိတုံ၊ ငှါ။ ကာလော၊ ပေတည်း။ အယံ
 ကာလော၊ သည်။ ရာဇမဟာမတ္တာနံ၊ မင်း၏အမတ်ကြီးတို့၏။ တထာဂတံ၊ ကို။
 ဒဿနာယ၊ ငှါ။ ဥပသင်္ကမိတုံ၊ ငှါ။ ကာလော၊ ပေတည်း။ အယံ ကာလော၊ သည်။
 တိတ္ထိယာနံ၊ တိတ္ထိတို့၏။ တထာဂတံ၊ ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိတုံ၊ ငှါ။
 ကာလော၊ ပေတည်း။ အယံ ကာလော၊ သည်။ တိတ္ထိယသာဝကာနံ၊ တိတ္ထိတို့၏
 တပည့်တို့၏။ တထာဂတံ၊ ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိတုံ၊ ငှါ။ ကာလော၊
 ပေတည်း။’ ဣတိ၊ သို့။ ဇာနာတိ၊ သိတတ်၏။

၂၀၉။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊ အတ္တရိယာ၊ အံ့ချီးခြင်းငှါထိုက်ကုန်သော။
 * အတ္တုတာ၊ မဖြစ်ဘူးမြဲဖြစ်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ ဣမေ စတ္တာရော၊ ဤ

* မှတ်ချက်။ ။ [ဤဝါကျ၌ ၎င်း၊ အင်္ဂုတ္တရနိကာယ် ဒုတိယမဟာဝဂ်
 ဒသမဥပေါသထသုတ်စသည်များ၌ ၎င်း။ “အတ္တုတဓမ္မာ” ဟု သမာသ်နှင့်
 ရှိကြ၏။ ဓမ္မဝဂ္ဂပတိမောက္ခထပနက္ခန္ဓကဉ္စကား “အတ္တုတာ ဓမ္မာ၊ အတ္တု
 တောဓမ္မာ” ဟု ဝါကျနှင့်ရှိကြ၏။ ထိုဝါကျနှင့်ရှိသောပါဌ်သာ သင့်မြတ်၏
 ဟုထင်မိပေ၏။]

လေးပါးဘို့ပေတည်း။ အတ္တရိယာ၊ ကုန်သော။ အတ္တုတာ၊ ကုန်သော။ ဓမ္မံ၊ တို့သည်။ ကာမေ စတ္တာရော၊ အဘယ်လေးပါးတို့ပေနည်း။ ဘိက္ခဝေ၊ တို့။ ဘိက္ခုပရိသာ၊ ဘိက္ခုပရိသတ်သည်။ ဝါ၊ ရဟန်းပရိသတ်သည်။ အာနန္ဒံ၊ အာနန္ဒာသို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ သစေ ဥပသင်္ကမတိ၊ ခဲ့အံ့။ ဧဝံ ဥပသင်္ကမန္တိယာ၊ ဤသို့ချဉ်းကပ် ခဲ့သည်ရှိသော်။ သာ-ဘိက္ခုပရိသာ၊ သည်။ အာနန္ဒဿ၊ ကို။ [ထည့်စပ်သည်။] ဒဿနေန၊ ဖူးမြင်ရခြင်းဖြင့်။ အတ္တမနာ၊ မိမိစိတ်ရှိသည်။ ဝါ၊ ပီတိ၊ သောမနဿတို့ သည် ယူအပ်သောစိတ်ရှိသည်။ ဟောတိ၊ ၎င်း။ တတြ-တိဿံ ဘိက္ခုပရိသာယံ၊ ထို ရဟန်းပရိသတ်၌။ ဝါ၊ အား။ အာနန္ဒော၊ သည်။ ဓမ္မံ၊ ကို။ စေ ဘာသတိ၊ အကယ်၍ ဟောခဲ့အံ့။ ဧဝံ ဘာသန္တေ၊ သော်။ သာ-ဘိက္ခုပရိသာ၊ သည်။ ဘာသိတေနပိ၊ တရားကိုဟောခြင်းဖြင့်လည်း။ အတ္တမနာ၊ သည်။ ဟောတိ၊ ၎င်း။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊ သည်။ တုဏှိ၊ တရားမဟော ဆိတ်ဆိတ်နေသောသဘောရှိသည်။ ဝါ၊ တရားမဟော တုဏှိဘောဖြင့် ဆိတ်သောစကားရှိသည်။ အထ ဟောတိ၊ အကယ် ၍ဖြစ်ခဲ့အံ့။ ဧဝံ သတိ၊ ဤသို့တရားမဟော ဆိတ်ဆိတ်နေသော သဘောရှိခဲ့သော်။ ဘိက္ခုပရိသာ၊ သည်။ အတိတ္တာဝ၊ မရောင့်ရဲသည်သာလျှင်။ ဝါ၊ အားမရ သည်သာလျှင်။ ဝါ၊ တင်းမာမိသည်သာလျှင်။ ဟောတိ၊ ၎င်း။ ဘိက္ခဝေ၊ တို့။ ဘိက္ခုနိ ပရိသာ၊ ဘိက္ခုနိ ပရိသတ်သည်။ ဝါ၊ ရဟန်းမပရိသတ်သည်။ အာနန္ဒံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ သစေ ဥပသင်္ကမတိ၊ အံ့။ ဧဝံ ဥပသင်္ကမန္တိယာ၊ သော်။ သာ- ဘိက္ခုနိပရိသာ၊ သည်။ (အာနန္ဒဿ၊ ကို။) ဒဿနေန၊ ဖြင့်။ အတ္တမနာ၊ သည်။ ဟောတိ၊ ၎င်း။ တတြ-တိဿံ ဘိက္ခုနိပရိသာယံ၊ ၌။ ဝါ၊ အား။ အာနန္ဒော၊ သည်။ ဓမ္မံ၊ ကို။ စေ ဘာသတိ၊ အံ့။ ဧဝံ ဘာသန္တေ၊ သော်။ သာ-ဘိက္ခုနိပရိသာ၊ သည်။ ဘာသိတေန ပိ၊ ဖြင့်လည်း။ အတ္တမနာ၊ သည်။ ဟောတိ၊ ၎င်း။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊ သည်။ တုဏှိ၊ သည်။ အထ ဟောတိ၊ အံ့။ ဧဝံ သတိ၊ သော်။ ဘိက္ခုနိပရိသာ၊ သည်။ အတိတ္တာဝ၊ သည်သာလျှင်။ ဟောတိ၊ ၎င်း။ ဘိက္ခဝေ၊ တို့။ ဥပါသကပရိသာ၊ ဥပါသကပရိသတ်သည်။ ဝါ၊ သီတင်းသည် ဒါယ ကာ ပရိသတ်သည်။ အာနန္ဒံ၊ သို့။ ဝါ၊ ကို။ ဒေသနာယ၊ ငှါ။ သစေ ဥပသင်္ကမတိ၊ အံ့။ ဧဝံ ဥပသင်္ကမန္တိယာ၊ သော်။ သာ-ဥပါသကပရိသာ၊ သည်။ (အာနန္ဒဿ၊ ကို။) ဒဿနေန၊ ဖြင့်။ အတ္တမနာ၊ သည်။ ဟောတိ၊ ၎င်း။ တတြ-တိဿံ ဥပါသကပရိသာယံ၊ ၌။ ဝါ၊ အား။ အာနန္ဒော၊ သည်။ ဓမ္မံ၊ ကို။ စေ ဘာသတိ၊ အံ့။ ဧဝံ ဘာသန္တေ၊ သော်။ သာ-ဥပါသကပရိသာ၊ သည်။ ဘာသိတေနပိ၊ ဖြင့်လည်း။ အတ္တမနာ၊ သည်။ ဟောတိ၊ ၎င်း။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊ သည်။ တုဏှိ၊ သည်။ အထ ဟောတိ၊ အံ့။ ဧဝံ သတိ၊ သော်။ ဥပါသကပရိသာ၊ သည်။ အတိတ္တာဝ၊ သည်သာလျှင်။ ဟောတိ၊ ၎င်း။ ဘိက္ခဝေ၊ တို့။ ဥပါသကပရိသာ၊ ဥပါသကပရိသတ်သည်။ ဝါ၊ သီတင်းသည် ဒါယိကာမ ပရိသတ်သည်။ အာနန္ဒံ၊ သို့။ ဝါ၊ ကို။ ဒေသနာယ၊ ငှါ။ သစေ ဥပသင်္ကမတိ၊ အံ့။ ဧဝံ ဥပသင်္ကမန္တိယာ၊ သော်။ သာ-ဥပါသကပရိသာ၊ သည်။ (အာနန္ဒဿ၊ ကို။) ဒဿနေန၊ ဖြင့်။ အတ္တမနာ၊ သည်။ ဟောတိ၊ ၎င်း။ တတြ-တိဿံ ဥပါသကပရိသာယံ၊ ၌။ ဝါ၊ အား။ အာနန္ဒော၊ သည်။ ဓမ္မံ၊ ကို။ စေ ဘာသတိ၊ အံ့။ ဧဝံ ဘာသန္တေ၊ သော်။

☰

သာ-ဥပါသိကာပရိသာ၊ သည်။ ဘာသိတေနပိ၊ ဖြင့်လည်း။ အတ္တမနာ၊ သည်။ ဟောတိ၊ န။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊ သည်။ တုဏှိ၊ သည်။ အထ ဟောတိ၊ အံ။ ဧဝံ သတိ၊ သော်။ ဥပါသကာပရိသာ၊ သည်။ အတိတ္တာဝ၊ သည်သာလျှင်။ ဟောတိ၊ န။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊ သည်။ အတ္တရိယာ၊ ကုန်သော။ အပ္ပုတာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ဣမေ စတ္တာရော၊ တို့ပေတည်း။

ဘိက္ခဝေ၊ တို့။ စက္ကဝတ္တိ၊ စကြာရတနာကို လည်စေတတ်သော။ ရညော၊ မင်း၌။ အတ္တရိယာ၊ ကုန်သော။ အပ္ပုတာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ဣမေ စတ္တာရော၊ တို့ပေတည်း။ အတ္တရိယာ၊ ကုန်သော။ အပ္ပုတာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ကတမေ စတ္တာရော၊ တို့ပေနည်း။ ဘိက္ခဝေ၊ တို့။ ခတ္တိယပရိသာ၊ ခတ္တိယပရိသတ်သည်။ ဝါ၊ မင်းပရိသတ်သည်။ စက္ကဝတ္တိ၊ သော။ ရာဇာနံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ သစေ ဥပသင်္ကမတိ၊ အံ။ ဧဝံ ဥပသင်္ကမန္တိယာ၊ သော်။ သာ-ခတ္တိယပရိသာ၊ သည်။ (စက္ကဝတ္တိနော၊ သော။ ရညော၊ ကို။) ဒဿနေန၊ ဖြင့်။ အတ္တမနာ၊ သည်။ ဟောတိ၊ န။ တတြ-တိဿံ ခတ္တိယပရိသာယံ၊ ဌ။ ဝါ၊ အာ။ စက္ကဝတ္တိ၊ သော။ ရာဇာ၊ သည်။ စေ ဘာသတိ၊ အံ။ ဧဝံ ဘာသန္တေ၊ သော်။ သာ-ခတ္တိယပရိသာ၊ သည်။ ဘာသိတေနပိ၊ ဖြင့်လည်း။ အတ္တမနာ၊ သည်။ ဟောတိ၊ န။ ဘိက္ခဝေ၊ တို့။ စက္ကဝတ္တိ၊ သော။ ရာဇာ၊ သည်။ တုဏှိ၊ စကားမပြော ဆိတ်ဆိတ်နေသောသဘောရှိသည်။ ဝါ၊ တရားတံဆိပ် မခပ်နှိပ်ဘဲ ဆိတ်ဆိတ်နေသည်။ အထ ဟောတိ၊ အံ။ ဧဝံ သတိ၊ ဌသို့ စကားမပြောဆိတ်ဆိတ်နေသောသဘောရှိခဲ့သော်။ ခတ္တိယပရိသာ၊ သည်။ အတိတ္တာဝ၊ သည်သာလျှင်။ ဟောတိ၊ န။ ဘိက္ခဝေ၊ တို့။ မြာဟုဏပရိသာ၊ မြာဟုဏပရိသတ်သည်။ ဝါ၊ ပုဏ္ဏားပရိသတ်သည်။ စက္ကဝတ္တိ၊ သော။ ရာဇာနံ၊ ကို။ ဒဿနာယ၊ ငှါ။ သစေ ဥပသင်္ကမတိ၊ အံ။ ဧဝံ ဥပသင်္ကမန္တိယာ၊ သော်။ သာ-မြာဟုဏပရိသာ၊ သည်။ (စက္ကဝတ္တိနော၊ သော။ ရညော၊ ကို။) ဒဿနေန၊ ဖြင့်။ အတ္တမနာ၊ သည်။ ဟောတိ၊ န။ တတြ စေ ရာဇာ စက္ကဝတ္တိ ဘာသတိ။ ဘာသိတေနပိ သာ အတ္တမနာ ဟောတိ။ အတိတ္တာဝ ဘိက္ခဝေ မြာဟုဏပရိသာ ဟောတိ။ အထ ခေါ် ရာဇာ စက္ကဝတ္တိ တုဏှိ ဟောတိ။ ဘိက္ခဝေ၊ တို့။ ဂဟပတိပရိသာ၊ ဂဟပတိပရိသတ်သည်။ ဝါ၊ အိမ့်ရှင်သူကြွယ် ပရိသတ်သည်။ စက္ကဝတ္တိ၊ သော။ ရာဇာနံ၊ ကို။ ဒဿနာယ၊ ငှါ။ သစေ ဥပသင်္ကမတိ၊ အံ။ ဘိက္ခဝေ၊ တို့။ သမဏပရိသာ၊ သမဏပရိသတ်သည်။ ဝါ၊ ရဟန်းပရိသတ်သည်။ စက္ကဝတ္တိ၊ သော။ ရာဇာနံ၊ ကို။ ဒဿနာယ၊ ငှါ။ သစေ ဥပသင်္ကမတိ၊ အံ။ ဧဝံ ဥပသင်္ကမန္တိယာ၊ သော်။ သာ-သမဏပရိသာ၊ သည်။ (စက္ကဝတ္တိနော၊ သော။ ရညော၊ ကို။) ဒဿနေနပိ၊ ဖြင့်လည်း။ အတ္တမနာ၊ သည်။ ဟောတိ၊ န။ တတြ-တိဿံ သမဏပရိသာယံ၊ ဌ။ ဝါ၊ အာ။ စက္ကဝတ္တိ၊ သော။ ရာဇာ၊ သည်။ စေ ဘာသတိ၊ အံ။ ဧဝံ ဘာသန္တေ၊ သော်။ သမဏပရိသာ၊ သည်။ ဘာသိတေနပိ၊ ဖြင့်လည်း။ အတ္တမနာ၊ သည်။ ဟောတိ၊ န။ ဘိက္ခဝေ၊ တို့။ စက္ကဝတ္တိ၊ သော။ ရာဇာ၊ သည်။ တုဏှိ၊ သည်။ အထ ဟောတိ၊ အံ။ ဧဝံ သတိ၊ သော်။ သမဏပရိသာ၊ သည်။ အတိတ္တာဝ၊ သည်သာလျှင်။ ဟောတိ၊ န။ ဣတိ-ဣမေ စတ္တာရော၊ တို့ပေတည်း။ ဘိက္ခဝေ၊ တို့။ ဧဝမေဝ ခေါ်၊ သာလျှင်။ အာနန္ဒော၊ သည်။ အတ္တရိယာ၊

ကုန်သော။ အပ္ပုတာ၊ ကုန်သော။ ဓမ္မာတို့သည်။ ဣမေ စတ္တာရော တို့ပေတည်း။
 ဘိက္ခဝေ၊ တို့။ ဘိက္ခုပရိသာ၊ သည်။ အာနန္ဒံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ သစေ
 ဥပသင်္ကမတိ၊ အံ။ ဧဝံ ဥပသင်္ကမန္တိယာ၊ သော်။ သာ-ဘိက္ခုပရိသာ၊ သည်။
 (အာနန္ဒဿ၊ ကို။) ဒဿုနေန၊ ဖြင့်။ အတ္တိမနာ၊ သည်။ ဟောတိ၊ ၏။ တတြ-တိဿံ
 ဘိက္ခုပရိသာယံ၊ ဌံ။ အာနန္ဒော၊ သည်။ ဓမ္မံ၊ ကို။ စေ ဘာသတိ၊ အံ။ ဧဝံ ဘာသန္တေ၊
 သော်။ သာ-ဘိက္ခုပရိသာ၊ သည်။ ဘာသိတေနပိ၊ ဖြင့်လည်း။ အတ္တိမနာ၊ သည်။
 ဟောတိ၊ ၏။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊ သည်။ တုဏှိ၊ သည်။ အထ ဟောတိ၊ အံ။
 ဧဝံ သတိ၊ သော်။ ဘိက္ခုပရိသာ၊ သည်။ အတိတ္တာဝ၊ သည်သာလျှင်။ ဟောတိ၊ ၏။
 သစေ ဘိက္ခဝေ ဘိက္ခုပရိသာ အာနန္ဒံ ဒဿနာယ ဥပသင်္ကမတိ၊ ဒဿနေန သာ
 အတ္တမနာ ဟောတိ၊ တတြ စေ အာနန္ဒော ဓမ္မံဘာသတိ၊ ဘာသိတေနပိ သာ
 အတ္တမနာ ဟောတိ၊ အတိတ္တာဝ ဘိက္ခဝေ ဘိက္ခုပရိသာ ဟောတိ။ အထ ခေါ
 အာနန္ဒော တုဏှိ ဟောတိ။ သစေ ဘိက္ခဝေ ဥပါသကပရိသာ အာနန္ဒံ ဒဿနာယ
 ဥပသင်္ကမတိ၊ ဒဿုနေန သာ အတ္တမနာ ဟောတိ။ ပ။ သစေ ဘိက္ခဝေ ဥပါသိကာ
 ပရိသာ အာနန္ဒံ ဒဿနာယ ဥပသင်္ကမတိ၊ ဒဿနေန သာ အတ္တမနာ ဟောတိ။
 တတြ စေ အာနန္ဒော ဓမ္မံ ဘာသတိ၊ ဘာသိတေနပိ သာ အတ္တမနာ ဟောတိ၊
 အတိတ္တာဝ ဘိက္ခဝေ ဥပါသိကာပရိသာ ဟောတိ။ အထ ခေါ အာနန္ဒော တုဏှိ
 ဟောတိ။ ဘိက္ခဝေ၊ တို့။ အာနန္ဒော၊ ဌံ။ အတ္ထရိယာ၊ ကုန်သော။ အပ္ပုတာ၊ ကုန်သော။
 ဓမ္မာတို့သည်။ ဣမေ စတ္တာရော တို့ပေတည်း။”။ ဣတိ၊ သို့။ အဝေါစ၊ မူဠိ။

မဟာသုဒဿနသုတ္တဒေသနာ

၂၃၀။ ဧဝံ၊ သို့။ ဝုတ္တိ၊ သော်။ အာယသ္မာ အာနန္ဒော၊ သဏ္ဍိ။ ဘဂဝန္တံ၊ ကို။
 တေ-ဝစနံ၊ ကို။ အဝေါစ၊ ပြီး ကိ၊ သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊ ဘုရား။
 ဘဂဝါ၊ သည်။ ဣမသ္မိံ ခုဒ္ဒကနဝရကော ဤ သိမ်ငယ်သေးနပ်သော မြို့တု-မြို့ယောင်
 ဌံ။ ဣမသ္မိံ ဥဇ္ဇင်္ဂလနဝရကော ဤမညိညွတ်သော မြို့ငယ်ဌံ။ ဣမသ္မိံ သာခါနဝရကော
 ဤ တပါးသောမြို့ကြီးတို့၏ သစ်ခက်နှင့်တူသော မြို့သိမ်- မြို့ငယ်ဌံ။ မာ ပရိနိဗ္ဗာယံ၊
 ပရိနိဗ္ဗာန်စံတော်မူပါလင့်။ ဘန္တေ၊ ဘုရား။ အညာနိ၊ ဤဣသိနာရမြို့မှ တပါးကုန်
 သော။ မဟာနဝရာနိ၊ မြို့ကြီးတို့သည်။ သန္တိ၊ ရှိပါကုန်၏။ သေယျထိဒံ၊ ထိုမြို့ကြီးတို့
 ဟူကုန်သည် အဘယ်သည်တို့နည်း။ တနည်း-တနိ မဟာနဝရာနိ၊ ကုန်သည်။
 သေယျထိဒံ၊ တို့နည်း။ တနည်း-ဣဒံ ဣမာနိ-မဟာနဝရာနိ၊ ကုန်သည်။ သေယျ
 ထာ၊ တို့နည်း။ စမ္ပာ၊ စမ္ပာမြို့လည်းကောင်း။ ရာဇဂဟံ၊ လည်းကောင်း။ သာဝတ္ထိ၊
 လည်းကောင်း။ သာကေတံ၊ လည်းကောင်း။ ကောသမ္ပိ၊ လည်းကောင်း။ မာရဏ
 သီ၊ မာရဏသီမြို့လည်းကောင်း။ ဣတိ-ဣမာနိ၊ တို့ပေတည်း။ ဧတ္ထိ-ဧတေသု မဟာ
 နဝရေသု၊ တို့ဌံ။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတု၊ မူပါလော။ ဧတ္ထိ-ဧတေသု မဟာ
 နဝရေသု၊ တို့ဌံ။ ဗဟူ၊ များစွာကုန်သော။ ခတ္တိယမဟာသာလာ၊ များသောဥစ္စာ
 နှစ်ရှိကြကုန်သော မင်းမျိုးတို့သည်လည်းကောင်း။ ဗြာဟ္မဏမဟာသာလာ၊ များသော

ဥစ္စာနှစ်ရှိကြကုန်သော ပုဂ္ဂိုလ်များ၏တို့သည်လည်းကောင်း။ ဂဟပတိမဟာသာလာ၊ များသောဥစ္စာနှစ်ရှိကြကုန်သော အိမ်ရှင်သုက္ကယ်၏တို့သည်လည်းကောင်း။ တထာဂတော၊ အဘိပ္ပသန္တာ၊ အလွန်ကြည်ညိုကြပါကုန်၏။ တနည်း-ဧတ္ထိ-ဧတေသု မဟာနဂရေသု၊ တထာဂတော၊ အဘိပ္ပသန္တာ၊ ကုန်သော။ ခတ္ထိယမဟာသာလာ၊ တို့သည်လည်းကောင်း။ မြာဟ္မဏမဟာသာလာ၊ တို့သည်လည်းကောင်း။ ဂဟပတိမဟာသာလာ၊ တို့သည်လည်းကောင်း။ ဗဟု၊ များလှပါကုန်၏။ တေ-ခတ္ထိယမဟာသာလာ၊ တို့သည်လည်းကောင်း။ တေ- မြာဟ္မဏမဟာသာလာ၊ တို့သည်လည်းကောင်း။ တေ-ဂဟပတိမဟာသာလာ၊ တို့သည်လည်းကောင်း။ တထာဂတဿ၊ ၎င်း။ သရီရပူဇံ၊ ကိုယ်တော်ကိုပူဇော်ခြင်းကို။ ဝါ၊ အလောင်းတော်ကို ပူဇော်ခြင်းကို။ ကရိယန္တိ၊ ပါကုန်လိမ့်လတ္တံ့။”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ တဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒါကို။ တေ-ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ အာနန္ဒါန္တာ။ တံ၊ သည်။ (ဣဒံ နဂရံ၊ ဤကုသိနာရမြို့ကို။) ခုဒ္ဒကနိာဇရကံ ဥဇ္ဇင်္ဂလနဂရကံ သာခါနဂရကန္တိ၊ ခုဒ္ဒကနဂရကံ ဥဇ္ဇင်္ဂလနဂရကံ သာခါနဂရကံဟူ၍။ ဧဝံ၊ သို့။ မာ အဝစ၊ မပြောဆိုလင့်။ အာနန္ဒါန္တာ။ တံ၊ သည်။ (ဣဒံ နဂရံ၊ ကို။) ခုဒ္ဒကနဂရကံ ဥဇ္ဇင်္ဂလနဂရကံ သာခါနဂရကန္တိ၊ ဟူ၍။ ဧဝံ၊ သို့။ မာ အဝစ၊ လင့်။ အာနန္ဒါန္တာ။ (ဣဒံ၊ ဤဆိုအပ်လတ္တံ့ သည်ကား။) ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်သော။ (ဝတ္ထု၊ ဝတ္ထုတည်း။) တနည်း-အာနန္ဒါန္တာ။ အဟံ၊ သည်။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသော။ (ဝတ္ထု၊ ဝတ္ထုကို။ ဘာသိဿာမိ၊ မူပေအံ။) တနည်း- အာနန္ဒါန္တာ။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသော အတိတ်အခါ၌။ မဟာသုဒဿနော နာမ၊ မဟာသုဒဿနအမည်ရှိသော။ စတ္ထဝတ္ထိ၊ စကြာရတနာကိုလည်စေနိုင်သော။ ခမ္ဘိကော၊ ဆယ်ပါးသော ကိုသိုလ်တရား၌ ယှဉ်သော။ ဝါ၊ ဆယ်ပါးသော မကဲ့ရဲ့အပ်သော မင်းကျင့်တရား၌ ယှဉ်သော။ ဓမ္မရာဇာ၊ ဆယ်ပါးသော ကုသိုလ်တရားဖြင့် အလုံးစုံသော သတ္တလောကကို နှစ်သက်စေတတ်သော။ ဝါ၊ ဆယ်ပါးသော မကဲ့ရဲ့အပ်သော မင်းကျင့်တရားဖြင့် အလုံးစုံသော သတ္တလောကကို နှစ်သက်စေတတ်သော။ ဝါ၊ တရားသဖြင့် မင်းဖြစ်သော။ ဝါ၊ တရားသဖြင့် ရအပ်သော မင်းအဖြစ်ရှိသော။ စာတု ရန္တော၊ သမုဒ္ဒရာလေးစင်းဟူသော အဆုံးအပိုင်းအခြားရှိသော မြေကို အစိုးရသော။ ဝိဇိတံ၊ ဝိ၊ အဇ္ဈ၊ ဗာဟိ နှစ်လိနှစ်ပြင် ရန်များဖြစ်ကို အောင်မြင်ပြီးသော။ ဇနပဒတ္ထာ ဝရိယပုတ္တော၊ ဇနပုဒ်တို့၌ မြို့မြို့တည်တံ့ အရှည်ခံသည်၏အဖြစ်သို့ ရောက်သော။ ဝါ၊ ဇနပုဒ်တို့၏ မြို့မြို့တည်တံ့ အရှည်ခံသည်၏အဖြစ်သို့ ရောက်သော။ ဝါ၊ မြို့မြို့တည်တံ့ အရှည်ခံသည်၏အဖြစ်သို့ ရောက်သော ဇနပုဒ်ရှိရာဖြစ်သော။ သတ္တရတနသမန္တာဂတော၊ ခုနစ်ပါးသောရတနာနှင့် ပြည့်စုံသော။ ရာဇာ၊ မင်းသည်။ အဟောသိ၊ ဖြစ်ဘူးပြီ။ အာနန္ဒါန္တာ။ အဟံ ကုသိနာရာ၊ ဤကုသိနာရမြို့သည်။ မဟာသုဒဿနဿ၊ သော။ ရညော၊ ၎င်း။ ကုသာဝတီ နာမ၊ ကုသာဝတီအမည်ရှိသော။ ရာဇဓာနိ၊ မင်းနေပြည်သည်။ အဟောသိ၊ ပုရတ္ထိမေန စ၊ အရှေ့အရပ်အားဖြင့်လည်းကောင်း။ ပစ္စိမေန စ၊ အနောက်အရပ်အားဖြင့်လည်းကောင်း။ အာယာမေန၊ အလျားအားဖြင့်။ ဒွါဒသယောဇနာနိ၊ တစ်ဆယ့်နှစ်ယူဇနာတို့သည်။ အဟောသိ၊ ပြီ။ ဥတ္တရေန စ၊

မြောက်အရပ်အားဖြင့်လည်းကောင်း။ ဒက္ခိဏေန စ၊ တောင်အရပ်အားဖြင့်လည်းကောင်း။ ဝိတ္ထာရေန၊ အနံအားဖြင့်။ သတ္တယောဇနာနိ၊ ခုနစ်ယူဇနာတို့သည်။ အဟောသိ၊ ပြီ။ အာနန္ဒန္တာ။ ကုသာဝတီ၊ သော။ ရာဇဓာနီ၊ သည်။ ဣဒ္ဓါစေဝ၊ ပြည့်စုံသည်လည်းကောင်း။ ဖိတာ စ၊ ကြီးပွားသည်လည်းကောင်း။ ဝါ၊ စည်ပင်ပွင့်လင်းသည်လည်းကောင်း။ ဗဟုဇနာ စ၊ များသောသူရှိသည်လည်းကောင်း။ အာကိဏ္ဏမနုဿာ စ၊ ရောမြှမ်းသောလူရှိသည်လည်းကောင်း။ ဝါ၊ လူတို့ဖြင့် ရောမြှမ်းသည်လည်းကောင်း။ သုဘိက္ခာ စ၊ ပြည့်စုံသော ထမင်းရှိသည်လည်းကောင်း။ ဝါ၊ ရလွယ်သော ထမင်းရှိသည်လည်းကောင်း။ ဝါ၊ ရလွယ်သော စားအပ်သော အာဟာရရှိသည်လည်းကောင်း။ အဟောသိ၊ ပြီ။ အာနန္ဒန္တာ။ သေယုထာပိ၊ မည်သည်။ ဒေဝါနိ၊ တာဝတိံသာနတ်တို့၏။ အာဠကမန္တာ နာမ၊ အာဠကမန္တာအမည်ရှိသော။ ရာဇဓာနီ၊ မင်းနေပြည်သည်။ ဣဒ္ဓါစေဝ၊ သည်လည်းကောင်း။ ဖိတာ စ၊ သည်လည်းကောင်း။ ဗဟုဇနာ စ၊ များသောသတ္တဝါရှိသည်လည်းကောင်း။ အာကိဏ္ဏယက္ခာ စ၊ ရောမြှမ်းသောနတ်ရှိသည်လည်းကောင်း။ ဝါ၊ နတ်တို့ဖြင့် ရောမြှမ်းသည်လည်းကောင်း။ သုဘိက္ခာ စ၊ သည်လည်းကောင်း။ ဟောတိ၊ သေယုထာပိ၊ သို့။ အာနန္ဒန္တာ။ ဧဝမေဝ ခေါ၊ သလျှင်။ ကုသာဝတီ၊ သော။ ရာဇဓာနီ၊ သည်။ ဣဒ္ဓါစေဝ၊ သည်လည်းကောင်း။ ဖိတာ စ၊ သည်လည်းကောင်း။ ဗဟုဇနာ စ၊ သည်လည်းကောင်း။ အာကိဏ္ဏမနုဿာ စ၊ သည်လည်းကောင်း။ အဟောသိ၊ ပြီ။ အာနန္ဒန္တာ။ ကုသာဝတီ၊ သော။ ရာဇဓာနီ၊ သည်။ ဒိဝါစေဝ၊ နေ့လည်းကောင်း။ ရတ္တိဉ္စညဉ္စလည်းကောင်း။ ဒသဟိ၊ ဆယ်ပါးကုန်သော။ သဒ္ဓေဟိ၊ အသံတို့မှ။ အဝိဝိတ္တာ၊ မကင်းမဆိတ်သည်။ အဟောသိ၊ ပြီ။ သေယုထိဒံ၊ အဘယ်မည်ကုန်သော။ (ဒသဟိ၊ ကုန်သော။ သဒ္ဓေဟိ၊ တို့မှ။ အဝိဝိတ္တာ၊ သည်။ အဟောသိ၊ နည်း?)။ ဟတ္ထိသဒ္ဓေန၊ ဆင်သံမှလည်းကောင်း။ အဿသဒ္ဓေန၊ မြင်းသံမှလည်းကောင်း။ ရထသဒ္ဓေန၊ ရထားသံမှလည်းကောင်း။ ဘေရိသဒ္ဓေန၊ စည်ကြီးသံမှလည်းကောင်း။ မုဒိဂံသဒ္ဓေန၊ မုရိုးစည်သံမှလည်းကောင်း။ ဝိဏာသဒ္ဓေန၊ စောင်းသံမှလည်းကောင်း။ ဂီတသဒ္ဓေန၊ သီချင်းသံမှလည်းကောင်း။ သင်္ဃသဒ္ဓေန၊ ခရုသင်းသံမှလည်းကောင်း။ သမ္ဗသဒ္ဓေန၊ သံလွင်၊ ခွက်ခွင်း၊ မောင်းကြေးနင်းသံမှလည်းကောင်း။ ဝါ၊ သမ္ဗ သမ္ဗဟူ၍ ချစ်ချစ်ခင်ခင် ပြောဆိုအပ်သော အသံမှလည်းကောင်း။ ဝါ၊ ချစ်ဆွေ ချစ်ဆွေ ဟူ၍ ချစ်ချစ်ခင်ခင် ပြောဆိုအပ်သော အသံမှလည်းကောင်း။ * တာဠသဒ္ဓေန၊ လေးထောင့်ထက်စည်သံမှလည်းကောင်း။

* မှတ်ချက်။ ။ [ဤဝါကျဝယ် တာဠသဒ္ဓေန- ဟူသော ပါဠိအရာ၌ “ပါဏိတာဠသဒ္ဓေန” ဟူ၍ ပါဠိအချို့ရှိကြ၏။ “တာဠသဒ္ဓေတိ ပါဏိနာ စတုရဿအဗ္ဗဏတာဠသဒ္ဓေ” ဟူသော အဗ္ဗကထာပါဠိဝယ် ပါဏိနာ-ဟူသောပုဒ်ကိုမြင်၍ နောက်မှပါဏိသဒ္ဓါကို ထည့်ကြဟန်ရှိ၏။ “ကုဠဘေရိသဒ္ဓေတိပိ ဝဒန္တိ” ဟူသော အဗ္ဗကထာပါဠိ၊ “ကံသတာဠာဒိသမ္ဗတာဠာဝစရသဒ္ဓေ တာဠသဒ္ဓေ။ ကုဠဘေရိသဒ္ဓေ ကုမ္ဘထူဏသဒ္ဓေ” ဟူသော ဝိကာပါဠိများကိုထောက်သော် ပါဏိ-သဒ္ဓါ မလို။]

ဝါ၊ အိုးစည်သံမှလည်းကောင်း။ တနည်း-ပါဏိဘာဠသဒ္ဓန္ဒန၊ လက်ဖြင့်ရိုက်တီးအပ်သော လေးထောင့်ထက်စည်သံမှလည်းကောင်း။ ဝါ၊ လက်ဖြင့် ရိုက်တီးအပ်သော အိုးစည်သံမှလည်းကောင်း။ “တုမှောတို့သည်။ အသ္မာထ၊ စားလှည့်ကြကုန်း၊ ပိဝထ၊ သောက်လှည့်ကြကုန်း။ ခါဒထ၊ ခဲ့လှည့်ကြကုန်း”။ ဣတိ၊ သို့။ ခော်သိတေန၊ ကြွေးကြော်အပ်သော။ [ထည့်စပ်သည်။] ဒသမေန၊ ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော။ သဒ္ဓန္ဒန၊ အသံမှလည်းကောင်း။ (ဒသဟိ၊ ကုန်သော။ ဣတိ-ဣမေဟိ သဒ္ဓေဟိ၊ တို့မှ၊ အဝိဝိတ္တာ၊ သည်။ အဟောသိ၊ ပြီ။)

“အာနန္ဒာန္တာ၊ တို့သည်။ ဝတ္ထ၊ သွားချေလော့။ (ဝန္တာ၊ ပြီး၍။) ကုသိနာရာယံ၊ ဣသိနာရမြို့သို့။ ပဝိသိတွာ၊ ဝင်ပြီး၍။ ကောသိနာရကာနံ၊ ကုသိနာရမြို့၌နေကြကုန်သော။ မလ္လာနံ၊ မလ္လာမင်းတို့အား။ အာရာစေဟိ၊ ပြောဆိုချေလော့။ ကိံ၊ သို့။ အာရာစေဟိ၊ နည်း?။ “ဝါသိဠာ၊ ဝသိဠအမည်ရှိသောမင်းအပေါင်းတို့။ အဇ္ဇ၊ ဤနေ့၌။ ဝါ၊ ယနေ့၌။ ရတ္တိယာ၊ ၎င်း။ ဝါ၊ တွင်းပစ္စိမေ၊ သော။ ယာမောဉ္ဇံ။ တထာဂတဿ၊ ၎င်း။ ပရိနိဗ္ဗာနံ၊ သည်။ ဘဝိဿတိ၊ မူလိမ္မိလတ္တံ။ ဝါသိဠာ၊ ဝသိဠအနွယ်ရှိသောမင်းအပေါင်းတို့။ တုမှောတို့သည်။ အဘိက္ကမထ၊ ရှေးရှုသွားကြကုန်လော့။ ဝါသိဠာ၊ တို့။ တုမှောတို့သည်။ အဘိက္ကမထ၊ ကုန်လော့။ တုမှော တို့သည်။ ပစ္စာ၊ နောက်၌။ “အမှာကံ၊ ဝါတို့၏။ [နော-သဒ္ဓါနိပါတ်မျှသာ။] ဝါမခေတ္တေ စ၊ ဝါမခေတ်၌သာလျှင်။ တထာဂတဿ၊ ၎င်း။ ပရိနိဗ္ဗာနံ၊ သည်။ အဟောသိ၊ မူပြီ။ မယံ၊ တို့သည်။ ပစ္စိမေ၊ နောက်ဆုံးဖြစ်သော။ ကာလေ၊ ပရိနိဗ္ဗာနံစံတော်မူခါနီးချအခါ၌။ တထာဂတံ၊ ကို။ ဒဿနာယ၊ ငှါ။ န လဘိမှာ၊ မရလိုက်ကြကုန်”။ ဣတိ၊ သို့။ ဝိပုဋ္ဌိသာရိနော၊ ဘောက်ဘောက်ပြန်ပြန် အတန်တန်လျှင် စိတ်ကြံအိုက်စွာ နှလုံးမသာယာခြင်းရှိကြကုန်သည်။ မာ အဟုဝတ္ထ၊ မဖြစ်ကြကုန်လင့်”။ ဣတိ၊ သို့။ အာရာစေဟိ၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။ (ဝေ၊ သို့။ ဝုတ္ထေ၊ သော်။) အာယသ္မာ အာနန္ဒော၊ သည်။ “ဘန္တေ၊ ဘုရား။ ဝေ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဘဂဝတော၊ မြတ်စွာဘုရား၏စကားတော်ကို။ ပဋိဿုတွာ၊ ပြီး၍။ နိဝါသေတွာ၊ ပြီး၍။ ပတ္တစိဝရံ၊ ကို။ အာဒါယ၊ ၎်။ အတ္တဒုတိယော၊ နှစ်ယောက်တို့၏ပြည့်ကြောင်းဖြစ်သော မိမိရှိသည်။ ဟုတ္တာ၊ ၎်။ ကုသိနာရံ၊ သို့။ ပါဝိသိ၊ ပြီ။

မလ္လာနံ ဝန္တနာ

၂၁၁။ (ယေန သမယေန။ အာယသ္မာ အာနန္ဒော၊ သည်။ ကုသိနာရံ၊ သို့။ ပါဝိသိ၊ ပြီ။) တေန ခေါ ပန သမယေန၊ အသျှင်အာနန္ဒာ၏ ကုသိနာရမြို့သို့ ဝင်ရာထိုအခါ၌။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ ကေနစိဒေဝ၊ တစ်စုံတစ်တခုသာလျှင်ဖြစ်သော။ ကရဏီယေန၊ ပြုတွယ်ကိစ္စဖြင့်။ သန္တာဂါရေ၊ လွှတ်ရုံးစရပ်၌။ သန္နိပတိတာ၊ ကောင်းစွာကျရောက်ကြကုန်သည်။ ဝါ၊ စည်းဝေးကြကုန်သည်။ ဟောန္တိ၊ ကုန်၏။ အထ-တသ္မိံ ကာလေ၊ အသျှင်အာနန္ဒာ၏ ကုသိနာရမြို့သို့ဝင်ရာထိုအခါ၌။ အာယသ္မာ အာနန္ဒော၊ သည်။ ယေန-ဌာနေနာ၌။ ကောသိနာရကာနံ၊

ကုန်သော။ မလ္လာနံ၊ တို့၏။ သန္တာဝါရံ၊ သည်။ အတ္ထိ၊ ၎င်း။ တေန-ဌာ နေန၊ ထို
မလ္လာမင်းတို့၏ လွှတ်ရုံးစရပ်ရှိရာအရပ်သို့။ ဥပသင်္ကမိ၊ ၎င်း။ ဥပသင်္ကမိတွာ၊ မူပြီး၍။
ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့အား။ အာရောစေသိ၊ ပြောဆိုပြီ။ ကိံ၊
သို့။ အာရောစေသိ၊ နည်း။ “ဝါသိဋ္ဌာ၊ တို့။ အဇ္ဈိန္ဒ၊ ရတ္ထိယာ၊ ၎င်း။ ဝါ၊ တွင်။
ပစ္ဆိမေ၊ သော။ ယာမေ၊ ဌာ။ တထာဂတဿ၊ ၎င်း။ ပရိနိဗ္ဗာနံ၊ သည်။ ဘဝိဿတိ၊ လတ္တံ။
ဝါသိဋ္ဌာ၊ တို့။ တုမော၊ တို့သည်။ အဘိက္ကမထ၊ ကုန်လော့။ ဝါသိဋ္ဌာ၊ တို့။ တုမော၊ တို့သည်။
အဘိက္ကမထ၊ ကုန်လော့။ တုမော၊ တို့သည်။ ပစ္စာ၊ ဌာ။ ‘အမှာကံ၊ တို့၏။ ဝါမခေတ္တေ စ၊
ဌာသလျှင်။ တထာဂတဿ၊ ၎င်း။ ပရိနိဗ္ဗာနံ၊ သည်။ အဟောသိ၊ ပြီ။ မယံ၊ တို့သည်။ ပစ္ဆိမေ၊
သော။ ကာလေ၊ ဌာ။ တထာဂတံ၊ ကိံ။ ဒဿနာယ၊ ဌာ။ န လဘိမှ၊ ကုန်’။ ဣတိ၊ သို့။ ဝိပုဋ္ဌိ
သာရိနော၊ ကုန်သည်။ မာ အဟုဝတ္ထ၊ ကုန်လော့’။ ဣတိ၊ သို့။ အာရောစေသိ၊ ပြီ။ အာယသ္မ
တော အာနန္ဒဿ၊ ၎င်း။ ဣဒံ-ဝစနံ၊ ဌာ။ မြာ်စွာဘုရား၏ပရိနိဗ္ဗာန် စံကြောင်းစကားကို။
သုတွာ၊ ကြားကြကုန်၍။ ဝါ၊ ကုန်သည်ရှိသော်။ ဝါ၊ ကုန်ခြင်းကြောင့်။ မလ္လာ စ၊ မလ္လာ
မင်းတို့သည်လည်းကောင်း။ မလ္လာပုတ္တံ စ၊ မလ္လာမင်းတို့၏သားတို့သည်လည်းကောင်း။
မလ္လာသုဏီသာ စ၊ မလ္လာမင်းတို့၏ချွေးမတို့သည်လည်းကောင်း။ မလ္လာပဇာပတိယော စ၊
မလ္လာမင်းတို့၏မယားတို့သည်လည်းကောင်း။ အဃာဝိနော၊ ဆင်းရဲခြင်းကိုထင်စွာ
ပြုကြကုန်သည်။ ဝါ၊ ထင်ရှားဖြစ်သော ဆင်းရဲခြင်းရှိကြကုန်သည်။ ဒုမ္မနာ၊ မကောင်း
သောစိတ်ရှိကြကုန်သည်။ စေတောဒုက္ခသမပ္ပိတာ၊ စိတ်၏ဆင်းရဲခြင်းနှင့် ပြည့်စုံကြ
ကုန်သည်။ (ဟုတွာ၊ ကုန်၍။) အပေကစ္စေ၊ အချို့ကုန်သော မလ္လာမင်းတို့သည်။
ကေသေ၊ တို့ကို။ ပကိရိယ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။ မာဟာ၊ တို့ကို။ ပဂ္ဂယ၊ ကုန်၍။
ကန္တန္တိ၊ ကုန်၏။ ဆိန္ဒုပိတံ၊ ၎င်း။ ပပတန္တိ၊ ကုန်၏။ အာဝန္တန္တိ၊ ကုန်၏။ ဝိဝန္တန္တိ၊ ကုန်၏။
ကိံ၊ သို့။ ကန္တန္တိ၊ ကုန်သနည်း။ ကိံ ဝစနံ၊ ကိံ။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်သနည်း။ အာ
ဝန္တန္တိ၊ ကုန်သနည်း။ ဝိဝန္တန္တိ၊ ကုန်သနည်း။ “ဘဂဝါ၊ သည်။ အတိဒိပုံ၊ စွာ၊ ပရိ
နိဗ္ဗာယိဿတိ၊ လတ္တံ။ သုဂတော၊ သည်။ အတိဒိပုံ၊ စွာ။ ပရိနိဗ္ဗာယိဿတိ၊ လတ္တံ။
စက္ခုမာ၊ သည်။ အတိဒိပုံ၊ စွာ။ လောကေ၊ ဌာ။ အန္တရဓာယိဿတိ၊ လတ္တံ။”။ ဣတိ၊
သို့။ ကန္တန္တိ၊ ကုန်၏။ ဣဒံ-ဣဒံ ဝစနံ၊ ကိံ။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်၏။ အာဝန္တန္တိ၊
ကုန်၏။ ဝိဝန္တန္တိ၊ ကုန်၏။ အထ-ပစ္စာ၊ ဝိကြေးလူးလိမ့်ကြပြီးရာ ကာလမှ နောက်၌။
မလ္လာစ၊ တို့သည်လည်းကောင်း။ မလ္လာပုတ္တံ စ၊ တို့သည်လည်းကောင်း။ မလ္လာသုဏီသာစ၊
တို့သည်လည်းကောင်း။ မလ္လာပဇာပတိယော စ၊ တို့သည်လည်းကောင်း။ အဃာဝိနော၊
ကုန်သည်။ ဒုမ္မနာ၊ ကုန်သည်။ စေတောဒုက္ခသမပ္ပိတာ၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။)
သေန-ဌာ နေန၊ ဌာ။ ဥပဝတ္တနံ၊ သော။ မလ္လာနံ၊ တို့၏။ သာလဝနံ၊ သည်။ အတ္ထိ၊ ၎င်း။
သေန-ဌာ နေန၊ အကြင်တစ်စိတ်သောအရပ်၌။ အာယသ္မာအာနန္ဒော၊ သည်။ အတ္ထိ၊ ၎င်း။
တေန-ဌာ နေန၊ သို့။ ဥပသင်္ကမိ သု၊ ကုန်ပြီ။ အထ-တသ္မိံ ကာလေ၊ မလ္လာမင်းတို့
ချဉ်းကပ်လာကြရာထိုအခါ၌။ အာယသ္မတော အာနန္ဒဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊
သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “အဟံ၊ သည်။ ကောသိနာ
ရကေ၊ ကုန်သော။ မလ္လာ၊ တို့ကို။ ဧကမေကံ၊ တစ်ယောက် တစ်ယောက်ကို။ ဝါ၊
တစ်ဦးစီ တစ်ဦးစီ။ ဘဂဝန္တံ၊ ကိံ။ သစေ ဝန္တာပေယျံ၊ မိ၊ အကယ်၍ ရှိခိုးစေခဲ့အံ့။

ဧဝံ ဝန္တံပေန္တေ၊ သေဝ်။ ကောသိနာရကေဟိ၊ ကုန်သော။ မလ္လေဟိ၊ တို့သည်။ ဘဂဝါ၊သည်။ ဝါ၊ကို။ အဝဗ္ဗိတော၊ ရှိမခိုးအပ်သည်။ ဘဝိဿတိ၊ လတ္တံ့။ အထ၊ ထိုသို့ရှိခိုး၍မပြီးမီ။ အယံ ရတ္တိ၊ ဤညဉ့်သည်။ ဝိဘာယိဿတိ၊ လင်းလိမ့်လတ္တံ့။ အဟံ၊ သည်။ ကောသိနာရကေ၊ ကုန်သော။ မလ္လေ၊ တို့ကို။ ကုလပရိဝတ္တိသော၊ ကုလပရိဝတ္တိသော။ အမျိုးဆက်အားဖြင့် အမျိုးဆက်အားဖြင့်။ ဝါ၊ မိဆွေ၊ ဘမျိုး၏အဖြစ်ဖြင့် အမျိုး၏လည်ရာဖြစ်သော သတ္တဝါအပေါင်းအားဖြင့် မိဆွေ၊ ဘမျိုး၏အဖြစ်ဖြင့်အမျိုး၏လည်ရာဖြစ်သော သတ္တဝါအပေါင်းအားဖြင့်။ ဝါ၊ ထိုထိုအမျိုးအဆက်ဖြင့် ပိုင်းခြားအပ်သောမလ္လာမင်းအပေါင်းအားဖြင့် ထိုထိုအမျိုးအဆက်ဖြင့် ပိုင်းခြားအပ်သောမလ္လာမင်းအပေါင်းအားဖြင့်။ ထပေတွာ၊ တစ်ခုစီတစ်ခုစီထား၍။ ဘဂဝန္တံ၊ ကို။ ‘ဘန္တေ၊ ဘုရား။ ဣတ္ထန္တာမော၊ ဤအမည်ရှိသော။ သပုတ္တော၊ သားနှင့်တကွဖြစ်သော။ သဘရိယော၊ မယားနှင့်တကွဖြစ်သော။ သပရိသော၊ ပရိသတ်နှင့်တကွဖြစ်သော။ သာမစ္စော၊ အမတ်နှင့်တကွဖြစ်သော။ မလ္လော၊ မလ္လာမင်းသည်။ ဘဂဝတော၊ ၎င်း။ ပါဒေ၊ ခြေတော်တို့ကို။ သိရသာ၊ ဦးခေါင်းဖြင့်။ ဝန္တတိ၊ ရှိခိုးပါ၏’။ ဣတိ၊ သို့။ ဝတွာ၊ လျှောက်၍။ ဝန္တာပေယံ၊ ရှိခိုးစေရပါမူကား။ ယန္တံ၊ န၊ ကောင်းလေစွ။ ဝါ၊ ကောင်းလေရာ၏’။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ အာယသ္မာအာနန္ဒော၊ သည်။ ကောသိနာရကေ၊ ကုန်သော။ မလ္လေ၊ တို့ကို။ ကုလပရိဝတ္တိသော၊ ကုလပရိဝတ္တိသောအားဖြင့်။ ထပေတွာ၊ ၎င်း။ ဘဂဝန္တံ၊ ကို။ ဝန္တာပေယံ၊ ပြီ။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ၎င်း။ ဝန္တာပေယံ၊ နည်း?။ ‘ဘန္တေ၊ ဘုရား။ ဣတ္ထန္တာမော၊ သော။ သပုတ္တော၊ သော။ သဘရိယော၊ သော။ သပရိသော၊ သော။ သာမစ္စော၊ သော။ မလ္လော၊ သည်။ ဘဂဝတော၊ ၎င်း။ ပါဒေ၊ တို့ကို။ သိရသာ၊ ဖြင့်။ ဝန္တတိ၊ ပါ၏’။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ၎င်း။ ဝန္တာပေယံ၊ ပြီ။ အထ-တသ္မိံ ကာလေ၊ မလ္လာမင်းတို့ ဆိုက်ရောက်လာရာ ထိုအခါ၌။ အာယသ္မာ အာနန္ဒော၊ သည်။ ဧတေနပါယေန၊ ဤသို့သောအကြောင်းဖြင့်။ ပဌမေနော၊ ရှေးဦးစွာသာလျှင်ဖြစ်သော။ ယာမေန၊ ယာမ်ဖြင့်။ ဝါ၊ ယာမ်၌။ ကောသိနာရကေ၊ ကုန်သော။ မလ္လေ၊ တို့ကို။ ဘဂဝန္တံ၊ ကို။ ဝန္တာပေယံ၊ စေပြီ။

သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု

၂၁၂။ (ယေန သမယေန၌။ ဘဂဝါ၊ သည်။ မလ္လာနံ၊ တို့၏။ ဥပဝတ္တိနေ၊ သော။ သာလဝနေ၌။ ယမကသာလာနံ၊ တို့၏။ အန္တရေန၌။ ဥတ္တရသီသကေ၊ သော။ မဉ္ဇကော၌။ အနန္တိာနသေယံ၊ မထသောအိပ်တော်မူခြင်းကို။ ကပ္ပေသိ၊ မူပြီ။) တေန ခေါ် ပန သမယေန၊ မြတ်စွာဘုရား၏ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော အစုံအစုံသော အင်ကြင်းပင်မျိုးတို့၏အကြား ခြောက်သို့ပြုသော ဦးခေါင်းရှိသော ညောင်စောင်းငယ်၌ မထသောအိပ်ခြင်းကို ပြုတော်မူရာ ထိုအခါ၌။ သုဘဒ္ဒေါ နာမ၊ သုဘဒ္ဒအမည်ရှိသော။ ပရိဗ္ဗာဇကော၊ ပရိဗ္ဗာဇသည်။ ကုသိနာရာယံ၊ ၎င်း။ ပဋိဝသတိ၊ နေ၏။ သုဘဒ္ဒေါ၊ သုဘဒ္ဒအမည်ရှိသော။ ပရိဗ္ဗာဇကော၊ သည်။ အထောသိ၊ ကြား

သိရပြီ။ တနည်း-အသောသိ ခေါ်ကြားသိရပြီးသည်သာ။ ကိ' သို့။ အသောသိ နည်း?။ “အန္တံ။ ရတ္တိယာ၏။ ဝါတွင်။ ပစ္စိမေသောယာမေ ဌ။ ဂေါတမဿ၊ ဂေါတမအန္တယ်ရှိသော။ သမဏဿ၊ ရဟန်း၏။ တနည်း-သမဏဿ ဂေါတမဿ၊ ရဟန်းဂေါတမ၏။ ပရိနိဗ္ဗာနံ၊ သည်း။ ဘဝိဿတိ ကိရ၊ ဖြစ်လတ္တံ့သတတ်။ ဝါ၊ ဖြစ်လတ္တံ့တဲ့။ ဝါ၊ ဖြစ်လိမ့်မည်တဲ့”။ ဣတိသို့။ အသောသိ၊ ပြီ။ တနည်း- အသောသိ ခေါ်၊ သည်သာ။ အထ-တသ္မိ' ကာလေ၊ ကြားသိရရာ ထိုအခါ၌။ သုဘဒ္ဓဿ၊ သော။ ပရိဗ္ဗာဇကဿ၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်း။ အဟောသိ၊ ပြီ။ ကိ' သည်း။ အဟောသိနည်း?။ “မေ ငါသည်။ ဝုဇာနံ၊ အင်္ဂါအများ ပိုင်း အခြားဖြင့် ကြီးပွားကြကုန်ပြီးသော။ မဟလ္လကာနံ၊ ဇာတိမဟာတ် အဖြစ်ဇာတ်ဖြင့် ကြီးမြတ်သည်၏အဖြစ်ကို ယူတတ်ကုန်သော။ ဝါ၊ ဇာတ်အားဖြင့် ကြီးသည်၏ အဖြစ်ကို ယူတတ်ကုန်သော။ ဝါ၊ ဖြစ်ခြင်းအားဖြင့် ကြီးသည်၏ အဖြစ်ကို ယူတတ် ကုန်သော။ အာစရိယပါစရိယာနံ၊ ဆရာ၊ ဆရာ၏ ပြဇာန်းသော ဆရာဖြစ်ကြ ကုန်သော။ ဘာသမာနာနံ၊ အဆက်ဆက်သော စကားကို ပြောဆိုတတ်ကြကုန် သော။ ပရိဗ္ဗာဇကနံ၊ ပရိဗ္ဗာဇတို့၏။ သန္တိကာ၊ အထံမှ၊ ဧတံ-ဝစနံ၊ ဤစကားကို။ သုတံ၊ ကြားအပ်ပြီ။ ဝါ၊ ကြားဘူးပြီ။ ကိ' သို့။ သုတံ၊ နည်း?။ ‘ကဒါစိ၊ တရံတခါ။ ကရဟစိ၊ တရံတဆစ်။ အရဟန္တော၊ ကုန်ပြီးသော။ သမ္မာသမ္ဗုဒ္ဓါ၊ ကုန်ပြီးသော။ တထာ ဂတဒ၊ တို့သည်။ လောကော၌။ ဥပ္ပဇ္ဇန္တိ၊ ပွင့်တော်မူကြကုန်၏’။ [ဤဝါကျ၌ “သမ္မာသမ္ဗုဒ္ဓါတိ” ဟုရှိရမည်။] ဣတိသို့။ သုတံ၊ အပ်ပြီ။ အဇ္ဇေဝ၊ ဌိသာလျှင်။ ရတ္တိယာ၏။ ဝါတွင်။ ပစ္စိမေ သော။ ယာမေဌ။ သမဏဿ ဂေါတမဿ၊ ရဟန်းဂေါတမ၏။ ပရိနိဗ္ဗာနံ၊ သည်း။ ဘဝိဿတိ၊ လတ္တံ့။ မေ ငါအား။ ဥပ္ပဇ္ဇော၊ ဖြစ်သော။ အယံ ကင်္ခါဓမ္မော၊ ဤယုံမှားခြင်းသဘောသည်။ အတ္ထိ စ၊ ရှိသည်သာ။ အဟံ၊ သည်း။ သမဏေ ဂေါတမော၌၊ ဧဝံ၊ ဤသို့။ ပသန္တော၊ ကြည်ညိုခဲ့၏။ ကိ' သို့။ ပသန္တော၊ ကြည်ညိုခဲ့သနည်း?။ ‘ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ (ဓမ္မောတနာကို။ ဒေသိယမာနေ၊ ဟောအပ်သည်ရှိသော်။) အဟံ၊ ငါသည်။ ဣမံ၊ ကင်္ခါဓမ္မံ၊ ဤယုံမှားခြင်းသဘောကို။ ပဇဟေယံ၊ ပယ်စွန့်နိုင်ရာ၏။ တထာ၊ ထိုယုံမှား ခြင်းသဘောကို ပယ်စွန့်နိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ သမဏော ဂေါတမော၊ သည်း။ မေ အား။ ဓမ္မံ၊ ကို။ ဒေသေတံ၊ ဟောခြင်းငှါ။ ပဟောတိ၊ စွမ်းနိုင်၏’။ ဣတိ-ဧဝံ၊ သို့။ ပသန္တော၊ ခဲ့၏”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်း။ အဟောသိ၊ ပြီ။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ သုဘဒ္ဓေါ၊ သော။ ပရိဗ္ဗာဇကော၊ သည်း။ ယေန-ဌာနေန၊ ဌ။ ဥပဝတ္တနံ၊ သော။ မလ္လိာနံ၊ တို့၏။ သာလဝနံ၊ သည်း။ အတ္ထိ၊ ၏။ ယေန- ဌာနေန၊ အကြင်တစိတ်သော အရပ်၌။ အာယသ္မိာ အာနန္ဒော၊ သည်း။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ ထိုမလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ် တော အသျှင်အာနန္ဒာရှိရာအရပ်သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ အာယသ္မိန္တံ အာနန္ဒာကို။ ဧတံ-ဝစနံကို။ အဝေါစ၊ လျှောက်ပြီ။ ကိ' သို့။ အဝေါစ၊ နည်း?။ “ဘောအာနန္ဒ၊ အာနန္ဒာ။ မေ အကျွန်ုပ်သည်။ ဝုဇာနံ၊ ကုန်သော။ မဟလ္လကာနံ၊ ကုန်သော။ အာစရိယပါစရိယာနံ၊ ကုန်သော။ ဘာသမာနာနံ၊ ကုန်သော။ ပရိဗ္ဗာဇ

ကာနံ၊ တို့၏။ သန္တိကာ၊ မှ။ ဧတံ-ဝစနံ၊ ကို။ သုတံ၊ ပါပြီ။ ကိံ၊ သို့။ သုတံ၊ နည်း။
 ‘ကဒါဗိ၊ ခါ။ ကရဟဗိ၊ ဆစ်။ အရဟန္တော၊ ကုန်ပြီးသော။ သမ္မာသမ္ဗုဒ္ဓါ၊ ကုန်ပြီး
 သော။ တထာဂတာ၊ တို့သည်။ လောကော၊ ဌ။ ဥပ္ပဇ္ဇန္တိ၊ ကုန်၏။ ဣတိ၊ သို့။ သုတံ
 ပါပြီ။ [ဤ၌လည်း ‘သမ္မာသမ္ဗုဒ္ဓါတိ’ ဟု၍ပင် ရှိရမည်။] အဇ္ဈဝ၊ ဌိသာလျှင်။
 ရတ္တိယာ၊ ၏။ ဝါ၊ တွင်။ ပစ္ဆိမေ၊ သော။ ယာမေ၊ ဌ။ သမဏာဿ၊ ဂေါတမဿ၊
 ၏။ ပရိနိဗ္ဗာနံ၊ သည်။ ဘဝိဿတိ၊ ပါလိမ့်လတ္တံ့။ မေ၊ အကျွန်ုပ်အား။ ဥပ္ပဇ္ဇော၊
 သော။ အယံ ကင်္ခါဓမ္မော၊ သည်။ အတ္ထိ စ၊ ပါသည်သာ။ [အဟံ၊ သည်။ သမဏော
 ဂေါတမေ၊ ဌ။ ဧဝံ၊ သို့။ ပသန္တော၊ ခဲ့ပါ၏။ ကိံ၊ သို့။ ပသန္တော၊ နည်း။ ‘ယထာ၊
 အားဖြင့်။ (ဓမ္မေ၊ ကို။ ဒေသိယမာနေ၊ သော်။) အဟံ၊ သည်။ ဣမံ ကင်္ခါဓမ္မံ၊ ကို။
 ပဇဟေယံ၊ နိုင်ရာ၏။ တထာ၊ အားဖြင့်။ သမဏော ဂေါတမော၊ သည်။ မေ၊ အား။
 ဓမ္မံ၊ ကို။ ဒေသေတံ၊ ငှါ။ ပဟောတိ၊ ၏။ ဣတိ-ဧဝံ၊ သို့။ ပသန္တော၊ ခဲ့ပါ၏။ [ဤဝါကျ
 ၌လည်း ‘ကင်္ခါဓမ္မံ ပဇဟေယံန္တိ’ ဟုရှိရမည်။ နောက်နောက်ဝါကျများလည်း
 ဤနည်းချည်းသာ ရှိရမည်။] ဘော အာနန္ဒန္တော။ အဟံ၊ သည်။ သာဓု၊ တောင်းပန်
 ပါ၏။ အဟံ၊ သည်။ သမဏံ ဂေါတမံ၊ ကို။ ဒဿနာယ၊ ငှါ။ လဘေယံ၊ ရလိုပါ၏။
 ဣတိ၊ သို့။ အဝေါစ၊ ပြီ။ ဧဝံ၊ သို့။ ဝံတ္ထေ၊ သုဘဒ္ဒက လျှောက်အပ်သည်
 ရှိသော်။ အာယသ္မာ အာနန္ဒန္တော၊ သည်။ သုဘဒ္ဒံ၊ သော။ ပရိဗ္ဗာဇကံ၊ ကို။ ဧတံ-
 ဝစနံ၊ ကို။ အဝေါစ၊ ပြောဆိုပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ ‘အာဂုသော သုဘဒ္ဒ၊
 ငါ့ရှင်သုဘဒ္ဒ၊ အလံ၊ မသင့်။ ဝါ၊ မတော်။ (ယသ္မာ၊ ကြောင့်။) ဘဂဝါ၊ သည်။
 ကိလန္တော၊ ပင်ပန်းတော်မူလှပြီ။ (တသ္မာ၊ ကြောင့်။) တံ၊ သည်။ တထာဂတံ၊ ကို။
 မာ ဝိဟေဋ္ဌေသိ၊ မညှဉ်းဆဲပါလင့်။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ [ပေယျံ၊ လဖော်၍
 ထားခဲ့မည်။]

ဒုတိယမ္ပိ ခေါ် သုဘဒ္ဒေါ ပရိဗ္ဗာဇကော အာယသ္မန္တံ အာနန္ဒံ၊ ဧတ ဒဝေါစ၊
 ‘သုတံ မေတံ ဘော အာနန္ဒ ပရိဗ္ဗာဇကာနံ ဝုဇ္ဇာနံ မဟလ္လိကာနံ အာစရိယပါစရိ
 ယာနံ ဘာသမာနာနံ ‘ကဒါဗိ ကရဟဗိ တထာဂတာ လောကော ဥပ္ပဇ္ဇန္တိ။
 အရဟန္တော သမ္မာသမ္ဗုဒ္ဓါ’ တိ။ အဇ္ဈဝ ရတ္တိယာ ပစ္ဆိမေ ယာမေ သမဏာဿ
 ဂေါတမဿ ပရိနိဗ္ဗာနံ ဘဝိဿတိ၊ အတ္ထိ စ မေ အယံ ကင်္ခါဓမ္မော ဥပ္ပဇ္ဇော၊ ဧဝံ
 ပသန္တော အဟံ သမဏော ဂေါတမေ ‘ပဟောတိ မေ သမဏော ဂေါတမော၊ တထာ
 ဓမ္မံ ဒေသေတံ ယထာဟံ ဣမံ ကင်္ခါဓမ္မံ ပဇဟေယံ’န္တိ။ သာဓေဟံ ဘော အာနန္ဒ
 လဘေယံ သမဏံ ဂေါတမံ ဒဿနာယာ’ တိ။ ဒုတိယမ္ပိ ခေါ် အာယသ္မာ အာနန္ဒော
 သုဘဒ္ဒံ ပရိဗ္ဗာဇကံ ဧတဒဝေါစ၊ ‘အလံ အာဂုသော သုဘဒ္ဒ မာ တထာဂတံ
 ဝိဟေဋ္ဌေသိ၊ ကိလန္တော ဘဂဝါ’ တိ။

တတိယမ္ပိ ခေါ်၊ လည်း။ သုဘဒ္ဒေါ၊ သော။ ပရိဗ္ဗာဇကော၊ သည်။ အာယသ္မန္တံ
 အာနန္ဒံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ ‘ဘော
 အာနန္ဒန္တော၊ မေ၊ သည်။ ဝုဇ္ဇာနံ၊ ကုန်ပြီးသော။ မဟလ္လိကာနံ၊ ကုန်ပြီးသော။ အာစရိယ
 ပါစရိယာနံ၊ ကုန်သော။ ဘာသမာနာနံ၊ ကုန်သော။ ပရိဗ္ဗာဇကာနံ၊ တို့၏။ သန္တိကာ၊

မှ။ ဧတံ-ဝစနံကို။ သုတံပါပြီ။ ကိံသို့။ သုတံ၊ နည်း?။ ‘ကဒါစါခါ၊ ကရဟစါဆစ်။ အရဟန္တော၊ ကုန်သော။ သံဗ္ဗာသမ္ဘုဒ္ဓါ၊ ကုန်သော။ တထာဂတော၊ တို့သည်။ လောကောဉ္စ၊ ပုပ္ဖန္တိ၊ ကုန်၏’။ ဣတိသို့။ သုတံပါပြီ။ အဇ္ဇေဝါဉ္စသာလျှင်။ ရတ္ထိယာ၊ ၎င်းဝါတွင်းပစ္စိမေ၊ သော။ ယာမောဉ္စ။ သမဏသံ၊ ဝေါတမဿ၊ ၎င်းပရိနိဗ္ဗာနံ၊ သည်။ ဘဝိဿတိ၊ ပါလိန့်လတ္တံ၊ မောအား။ ဥပ္ပန္နော၊ သော။ အယံ ကင်္ခါဓမ္မော၊ သည်။ အတ္ထိ စပါသည်သာ။ အဟံသည်။ သမဏော ဝေါတမောဉ္စ။ ဧဝံသို့။ ပသန္တော၊ ပါ၏။ ကိံသို့။ ပသန္တော၊ နည်း?။ ‘ယထာအားဖြင့်။ (ဓမ္မောကို။ ဒေသိယမာနေ၊ သော်)အဟံ၊ သည်။ ဣမံ ကင်္ခါဓမ္မံကို။ ပဇဟေယံ၊ ရာ၏။ တထာ၊ အားဖြင့်။ သမဏော ဝေါတမောသည်။ မောအား။ ဓမ္မံကို။ ဒေသေတံ၊ ငှါ။ ပဟောတိ၏’။ ဣတိ-ဧဝံ သို့။ ပသန္တောခွဲပါ၏။ ဘော အာနန္ဒံ၊ နန္ဒာ။ အဟံသည်။ သာဓု၊ ပါ၏။ အဟံသည်။ သမဏံ ဝေါတမံကို။ ဒဿိနာယ၊ ငှါ။ လဘေယံ၊ ပါ၏’။ ဣတိသို့။ အဝေါစ၊ ပြန်ပြီ။ တတိယမ္ပိ ခေါ၊ လည်း။ အာယသ္မံ၊ အာနန္တော၊ သည်။ သုဘဒ္ဓံ၊ သော။ ပရိဗ္ဗာဇကံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ ကိံသို့။ အဝေါစ၊ နည်း?။ ‘အာဂုသော သုဘဒ္ဓ၊ ဒ္ဓ။ အလံ၊ မသင့်။ ဝါ၊ မတော်။ (ယသ္မံ၊ ကြောင့်။)ဘဂဝါ၊ သည်။ ကိလန္တော၊ ပြီ။ (တသ္မံ၊ ကြောင့်။) တံ သည်။ တထာဂတံ၊ ကို။ မာ ဝိဟေ ငွေသိပါလင့်’။ ဣတိသို့။ အဝေါစ၊ ပြီ။

၂၁၃။ ဘဂဝါသည်။ အာယသ္မံတော အာနန္ဒံယ၊ ၎င်း။ သုဘဒ္ဓေန၊ သော။ ပရိဗ္ဗာဇကေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ ဣမံ ကထာသလ္လာပံ၊ ဤစကားပြောဆိုခြင်းကို။ ဝါ၊ ဤပြောဆိုအပ်သောစကားကို။ အဿိသိ၊ မူရပြီ။ တနည်း-အဿိသိ ခေါ၊ မူရပြီးသည်သာ။ အထ-တသ္မိံ ကာလေ၊ ကြားသိတော်မူရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ အာယသ္မံန္တိ အာနန္ဒံ၊ ကို။ အာမန္တေသိ၊ မူပြီ။ ကိံသို့။ အာမန္တေသိ၊ နည်း?။ ‘အာနန္ဒန္တာ၊ အလံ၊ မသင့်။ ဝါ၊ မတော်။ တံ၊ သည်။ သုဘဒ္ဓံကို။ မာ ဝါ ရေသိ၊ မတားမြစ်ပါလင့်။ အာနန္ဒံ၊ နန္ဒာ။ သုဘဒ္ဓေါ၊ သည်။ တထာဂတံ၊ ဝါ ဘုရားကို။ ဒဿနာယ၊ ငှါ။ လဘတံ၊ ရပါစေလော့။ သုဘဒ္ဓေါ၊ သည်။ မာဝါဘုရား ကို။ ယံကိဉ္စိ၊ အမှတ်မထား တပါးပါးသော။ ပဉ္စ၊ ပြဿနာကို။ ဝါ၊ သိခြင်းငှါအလိုရှိ အပ်သောအနက်ကို။ ပုစ္ဆိဿတိ၊ မေးလိမ့်လတ္တံ။ သမ္ပိ၊ အလုံးစုံသော။ တံ-ပဉ္စံကို။ အညာပေက္ခောဝ၊ သိလိုခြင်းကို ရှုခဲ့သည်သာလျှင်။ ဝါ၊ သိခြင်းကို အလိုရှိသည် သာလျှင်။ ဟုတွာ၊ ဤ။ ပုစ္ဆိဿတိ၊ လတ္တံ။ ဝိဟေသာပေက္ခော၊ ညှဉ်းဆဲခြင်းကို ရှုခဲ့ သည်။ ဝါ၊ ညှဉ်းဆဲခြင်းကို အလိုရှိသည်။ ဟုတွာ၊ ဤ။ န ပုစ္ဆိဿတိ၊ မေးလိမ့်မည် မဟုတ်။ ယဉ္စ-ပဉ္စံ၊ ကိုလည်း။ အဿ-သုဘဒ္ဓဿ၊ သည်။ ပုဇ္ဇော၊ မေးအပ်သော။ (အဟံသည်။) ဗျာကရိဿာမိ၊ ဖြေဆိုတော်မူပေအံ့။ တံ-ပဉ္စံကို။ သုဘဒ္ဓေါ၊ သည်။ နိပ္ပမေဝ၊ စွာသာလျှင်။ ဇာနိဿတိ၊ သိလိမ့်လတ္တံ။’။ ဣတိသို့။ အာမန္တေသိ၊ မူပြီ။ အထ-တသ္မိံ ကာလေ၊ မြတ်စွာဘုရားက မိန့်တော်မူရာ ထိုအခါ၌။ အာယသ္မံ၊ အာနန္တော၊ သည်။ သုဘဒ္ဓံ၊ သော။ ပရိဗ္ဗာဇကံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံသို့။ အဝေါစ၊ နည်း?။ ‘အာဂုသော သုဘဒ္ဓ၊ ဒ္ဓ။ (ယသ္မံ၊ ကြောင့်။)တေးအား။ ဘဂဝါ၊ သည်။ ဩကာသံ၊ အခွင့်ကို။ ကရောတိ၊ ပြုတော်မူ၏။ (တသ္မံ၊ ကြောင့်။)

‘တွံသည်။ ဂစ္ဆ၊ သွားပေတော့’။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ အထ-တံသ္မိံ ကာဝေ၊ အသျှင်အာနန္ဒာက ဝင်ခွင့်ပြုရာ ထိုအခါ၌။ သုဘဒ္ဒေါ၊ သော။ ပရိဗ္ဗာဇကော၊ သည်။ ယေန-ဌာနေန၊ ဌာ၊ ဘဝဝါ၊ သည်။ အတ္ထိ၊ မူ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ ဘဂဝတော၊ နှင့်။ သဒ္ဓိံ။ က္ခ၊ သမ္မောဒါ၏။ သမ္မောဒနိယံ၊ သော။ သာရဏီယံ၊ သော။ ကထံကို။ ဝိတိသာရေတွာ၊ ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသီဒါ၊ ၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသီန္ဓော ခေါ်၊ သော။ သုဘဒ္ဒေါ၊ သော။ ပရိဗ္ဗာဇကော၊ သည်။ ဘဂဝန္တံကို။ ဧတံ-ဝစနံကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော ဂေါတမ၊ အရှင်ဂေါတမ၊ ငါ့သီနေသာ တပည့်ဟုဆိုအပ်သော အပေါင်းရှိကုန်သော။ ဂဏီနေသာ တပည့်ဟုဆိုအပ်သော ဂိုဏ်းရှိကုန်သော။ ဂဏာ စရိယာ၊ ဂိုဏ်း၏ဆရာဖြစ်ကုန်သော။ ဣတော၊ ထင်ရှားကုန်သော။ ယသသိနေသာ အရှိန်အစော် အကျော်အစောအခြံအရံရှိကုန်သော။ တိတ္ထကရာ၊ အယူကိုပြုတတ်ကုန်သော။ မဟုဇနဿ၊ များစွာသောလူအပေါင်းသည်။ သာဓုသမ္ပတာ၊ သူတော်ကောင်း ဟူ၍သမုတ်အပ်ကုန်သော။ ယေမေ-ယေ ဣမေ သမဏဗြာဟ္မဏာ၊ အကြင်ရဟန်း၊ ပုဏ္ဏားတို့သည်။ သန္တိ၊ ရှိပါကုန်၏။ သေယျံထိဒံ၊ ထိုရဟန်း၊ ပုဏ္ဏားတို့ဟူကုန်သည် အဘယ်သည်တို့နည်း။ တနည်း-တေ သမဏဗြာဟ္မဏာ၊ ကုန်သည်။ သေယျံထိဒံ၊ တို့နည်း။ တနည်း-ဣဒံ-ဣမေ သမဏဗြာဟ္မဏာ၊ ကုန်သည်။ သေယျံထာ၊ တို့နည်း။ ကဿပေါ၊ ကဿပအန္တယ်ရှိသော။ ပူရဏော၊ ပူရဏလည်းကောင်း။ တနည်း- ပူရဏောကဿပေါ၊ ပူရဏကဿပလည်းကောင်း။ ဂေါသာလော၊ နွားခြံ၌ ဖြစ်သည်၏ အဖြစ်ကြောင့် ဂေါသာလအနည်းရှိသော။ မက္ခလိ၊ မက္ခလိလည်းကောင်း။ တနည်း- မက္ခလိ ဂေါသာလော၊ မက္ခလိဂေါသာလလည်းကောင်း။ ကေသကမ္ဘီလော၊ လူ့ ဆံပင်ဖြင့်ရက်အပ်သောကမ္ဘီလောကို ဆောင်တတ်သော။ အဇိတော၊ အဇိတလည်း ကောင်း။ တနည်း-အဇိတော ကေသကမ္ဘီလော၊ အဇိတကေသကမ္ဘီလည်းကောင်း။ ကစ္စာယနေသာ၊ ကစ္စာယနအန္တယ်ရှိသော။ ပကုဓော၊ ပကုဓလည်းကောင်း။ တနည်း-ပကုဓော ကစ္စာယနေသာ၊ ပကုဓကစ္စာယနလည်းကောင်း။ ဗေလဋ္ဌပုတ္တော၊ ဗေလဋ္ဌ၏သားဖြစ်သော။ သဉ္ဇယော၊ သဉ္ဇယလည်းကောင်း။ တနည်း-သဉ္ဇယော ဗေလဋ္ဌပုတ္တော၊ သဉ္ဇယဗေလပုတ္တလည်းကောင်း။ နာဂုပ္ပုတ္တော၊ နာဂု၏သား ဖြစ်သော။ ဝါ၊ ကချေသည်၏သားဖြစ်သော။ နိဂဏ္ဍော၊ နိဂဏ္ဍလည်းကောင်း။ တနည်း-နိဂဏ္ဍောနာဂုပ္ပုတ္တော၊ နိဂဏ္ဍနာဂုပ္ပုတ္တလည်းကောင်း။ ဣတိ-ဣမေ တို့ပေ တည်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ-သမဏဗြာဟ္မဏာ၊ တို့သည်။ သကာယ၊ မိမိဥစ္စာဖြစ်သော။ ပဋိညာယ၊ သဗ္ဗညုပဋိညာဖြင့်။ ဝါ၊ သဗ္ဗညုဟူ၍ ဝန်ခံခြင်း ဖြင့်။ အတ္တညိံသု၊ အလုံးစုံကို သိကြပါကုန်သလော။ သဗ္ဗေ၊ တယောက်မကြွင်း ခပင်းဥသံအလုံးစုံသာလျှင်ဖြစ်ကုန်သော။ (တေ သမဏဗြာဟ္မဏာ၊ တို့သည်။) နအတ္တ ညိံသု၊ အလုံးစုံကို မသိကြပါကုန်သလော။ ဥဒါဟု၊ သို့မဟုတ်။ ဧကစ္စေ၊ အချို့ကုန် သော။ (သမဏဗြာဟ္မဏာ၊ တို့သည်။) အတ္တညိံသု။ ပါကုန်သလော။ ဧကစ္စေ၊ ကုန် သော။ (သမဏဗြာဟ္မဏာ၊ တို့သည်။) န အတ္တညိံသု၊ ပါကုန်သလော”။ ဣတိ၊ သို့။ အဝေါစ၊ လျှောက်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ သုဘဒ္ဓိံ၊ သော။

ပရိဗ္ဗာဇကံ၊ ကိ၊ ဧတံ-ဝစနံ၊ ကိ၊ အဝေါစ၊ မူဗြိ။) ကိ၊ သို့၊ အဝေါစ၊ နည်း။ “သုဘဒ္ဒ၊
 ဒွ၊ အလံ၊ မသဉ္စ၊ ဝါ၊ မတော်။ (တေ၊ သင်၏။) “သဗ္ဗေ တေ သကောယ ပဋိညာ
 ယ အတ္တညိံ သု၊ သဗ္ဗေ ဝ န အတ္တညိံ သု၊ ဥဒါဟု ကေစ္စေ အတ္တညိံ သု၊ ကေစ္စေ န
 အတ္တညိံ သုတိ၊ သဗ္ဗေ တေ ။ ပ။ န အတ္တညိံ သု-ဟုသော” ။ ဧတံ-ဝစနံ၊ ဤစကားသည်။
 တိဋ္ဌတု၊ တည်စေဦး။ ဝါ၊ ထားဘိဦး။ သုဘဒ္ဒ၊ ဒွ၊ အဟံ၊ သည်။ တေ၊ အား။ ဓမ္မံ၊ ကိ။
 ဒေသဿာမိ၊ မကျယ်မပွား အကျဉ်းအားဖြင့် ဟောထားတော်မူပေအံ့။ တံ၊ သည်။
 တံ ဓမ္မဒေသနံ၊ ကိ။ သုဏာဟိ၊ လော့။ သာရကံ၊ ရိုသေလေးမြတ် တင်းကြပ်မြဲမြံ
 စွာ။ မနသိ၊ ဤ။ ကရောဟိ၊ လော့။ တနည်း-မနသိကရောဟိ၊ လော့။ အဟံ၊ သည်။
 ဘာသိဿာမိ၊ သတ္တနိကာယ် များသိလွယ်အောင် အကျယ်အားဖြင့် ဟောတော်မူ
 ပေအံ့” ။ ဣတိ၊ သို့။ အဝေါစ၊ မူဗြိ။ (ဧဝံ၊ သို့။ ဝုတ္တံ၊ သော်။) သုဘဒ္ဒေါ၊ သော။ ပရိဗ္ဗာ
 ဇကော၊ သည်။ “တန္တေ၊ ဘုရား။ ဧဝံ၊ ပါဠိ” ။ ဣတိ ခေါ်သို့သာလျှင်။ ဘဂဝတော၊
 အား။ ပစ္စဿာသိ၊ ဖြိ။ ဘဂဝါ၊ သည်။ ဧတံ-ဝစနံ၊ ကိ။ အဝေါစ၊ မူဗြိ။ ကိ၊ သို့။ အဝေါစ၊
 နည်း?။

၂၁၄။ သုဘဒ္ဒ၊ ဒွ။ ယသ္မိံ ဓမ္မဝိနယေ၊ အကြင်တရားဝိနည်း၌။ ဝါ၊ အကြင်တရား
 သဖြင့် ဆုံးမရာဖြစ်သော သာသနာတော်၌။ ဝါ၊ အကြင်နိဗ္ဗာန်တရားအကျိုးငှါ ဆုံးမ
 ရာဖြစ်သော သာသနာတော်၌။ ဝါ၊ အကြင်တရားရှိသော ဆုံးမရာဖြစ်သော သာသ
 နာတော်၌။ အရိယော၊ ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော။
 ဝါ၊ ကိလေသာတည်းဟူသော ရန်သူတို့၏ ကင်းကြောင်းဖြစ်သော။ အဋ္ဌဂီကော၊ ရှစ်
 ပါးသော အင်္ဂါရှိသော။ မဂ္ဂေါ၊ မဂ်ကို။ န ဥပလဗ္ဗတိ၊ မရအပ်။ တတ္ထ-တသ္မိံ ဓမ္မ
 ဝိနယော၊ ။ သမဏောပိ၊ သောတာပန်ရဟန်းကိုလည်း။ န ဥပလဗ္ဗတိ၊ အပ်။ တတ္ထ
 တသ္မိံ ဓမ္မဝိနယော၊ ။ ဒုတိယော၊ နှစ်ယောက်တို့၏ ပြည့်ကြောင်းဖြစ်သော။ သမ
 ဏောပိ၊ သကဒါဝါဒ်ရဟန်းကိုလည်း။ န ဥပလဗ္ဗတိ၊ အပ်။ တတ္ထ-တသ္မိံ ဓမ္မဝိန
 ယော၊ ။ တတိယော၊ သော။ သမဏောပိ၊ အနာဝါဒ်ရဟန်းကိုလည်း။ န ဥပ
 လဗ္ဗ
 တိ၊ အပ်။ တတ္ထ-တသ္မိံ ဓမ္မဝိနယော၊ ။ စတုတ္ထော၊ သော။ သမဏောပိ၊ ရဟန္တာ
 ရဟန်းကိုလည်း။ န ဥပလဗ္ဗတိ၊ မရအပ်။ ဝါ၊ ရအပ်သည်မဟုတ်။ သုဘဒ္ဒ၊ ဒွ။ စ ခေါ်
 အဟုတ်အမှန်ကား။ ယသ္မိံ ဓမ္မဝိနယော၊ အကြင်တရားဝိနည်း၌။ ဝါ၊ အကြင်တရား
 သဖြင့် ဆုံးမရာဖြစ်သော သာသနာတော်၌။ အရိယော၊ သော။ အဋ္ဌဂီကော၊ သော။
 မဂ္ဂေါ၊ ကိ။ ဥပလဗ္ဗတိ၊ ရအပ်၏။ တတ္ထ-တသ္မိံ ဓမ္မဝိနယော၊ ။ သမဏောပိ၊ ကို
 လည်း။ ဥပလဗ္ဗတိ၊ ။ တတ္ထ-တသ္မိံ ဓမ္မဝိနယော၊ ။ ဒုတိယော၊ သော။ သမ
 ဏောပိ၊ ကိုလည်း။ ဥပလဗ္ဗတိ၊ ။ တတ္ထ-တသ္မိံ ဓမ္မဝိနယော၊ ။ တတိယော၊
 သော။ သမဏောပိ၊ ကိုလည်း။ ဥပလဗ္ဗတိ၊ ။ တတ္ထ-တသ္မိံ ဓမ္မဝိနယော၊ ။
 စတုတ္ထော၊ သော။ သမဏောပိ၊ ကိုလည်း။ ဥပလဗ္ဗတိ၊ ။ သုဘဒ္ဒ၊ ဒွ။ ဣမသ္မိံ ခေါ်
 ဓမ္မဝိနယော၊ ဤနိဗ္ဗာန်တရားအကျိုးငှါ ဆုံးမရာ ဝါဘုရား သာသနာတော်၌သာ။ ဝါ၊
 ဤဘုရားရှိသော ဆုံးမရာဖြစ်သော ဝါဘုရား သာသနာတော်၌သာ။ အရိယော၊ သော။
 အဋ္ဌဂီကော၊ သော။ မဂ္ဂေါ၊ ကိ။ ဥပလဗ္ဗတိ၊ ။ သုဘဒ္ဒ၊ ဒွ။ ဣဓေဝ-ဣမသ္မိံ ဧဝ
 သာသနော၊ ။ သမဏော၊ ကိ။ ဥပလဗ္ဗတိ၊ ။ ဣဓေဝ-ဣမသ္မိံ ဧဝ သာသနော၊



ဤသာလျှင်။ [ဝေ-သဒ္ဓါကို ပုဒ်တိုင်းယှဉ်၍ယောဇနာ။] ဒုတိယောသော။ သမဏောကို။ ဥပလဗ္ဗတိ။ နိ။ ဣဝေဝ-ဣမသ္မိံ ဝေ သာသနေ။ ဤသာလျှင်။ တတိယောသော။ သမဏောကို။ ဥပလဗ္ဗတိ။ နိ။ ဣဝေဝ-ဣမသ္မိံ ဝေသာသနေ။ ဤသာလျှင်။ စတုတ္ထောသော။ သမဏောကို။ ဥပလဗ္ဗတိ။ နိ။ ပရပ္ပဝါဒါ တပါးသောတိတ္ထိတို့၏ ခြောက်ဆယ့်နှစ်ပါးသော အယူတို့သည်။ အညေဟိ တိတ္ထိတို့မှ တပါးကုန်သော။ သမဏောတိ။ လေးပါးသောမဂ်အကျိုးငှါ ဝိပဿနာကို အားထုတ်ကြကုန်ပြီးသော လေးပါးသော အာရဒ္ဓ ဝိပဿကပုဂ္ဂိုလ်၊ လေးပါးသောမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ လေးပါးသော ဖလဋ္ဌာန် ပုဂ္ဂိုလ်အားဖြင့် တကျိပ်နှစ်ပါးသောရဟန်းတို့မှ။ သုညာ။ ဆိတ်ကုန်၏။ တနည်း-အညေ။ ငါဘုရားသာသနာတော်မှ တပါးကုန်သော။ ပရပ္ပဝါဒါတို့သည်။ သမဏောတိ။ တို့မှ။ သုညာ။ ကုန်၏။ သုဘဒ္ဒဒ္ဓ။ ဣမေ သိက္ခာ။ ဤတကျိပ်နှစ်ပါး သောရဟန်းတို့သည်။ သမ္မာ။ ကောင်းစွာ။ စ ဝိဟရေယျ။ အကယ်၍ နေကြကုန် ငြားအံ့။ [ဤ၌ စ-သဒ္ဓါသည် ပရိကပ္ပံဇောတကပုဒ်တည်း။] ဧဝံဝိဟရန္တေသာဤသို့ နေကြကုန်သည်ရှိသော်။ လောကော။ သတ္တလောကသည်။ အရဟန္တေဟိ။ ရဟန္တာ တို့မှ။ အသုညော။ မဆိတ်သည်။ အဿာ။ ဖြစ်ခဲ့လေရာ၏။ ဣတိ။ သို့။ အဝေါစ။ မူပိ။

ဘဂဝါသည်။ ဣဒံ-ဝစနံကို။ အဝေါစ။ မူပိ။ သုဂတော။ သော။ သတ္ထာ။ သည်။ ဣဒံ-ဝစနံကို။ ဝတ္တာ။ မူပိပြီး၍။ အထ-ပစ္စာ။ အပရံ။ သော။ ဧဝံ-ဝါထာဗန္ဓ။ ဤဝါထာဗန္ဓကို။ အဝေါစ။ မူပိပြန်ပြီ။ [“ဘဂဝါ ဣဒမဝေါစ” အစရှိသော ပါဠိများ ကား ထည့်သောပါဠိများတည်း။] ကိ။ သို့။ အဝေါစ။ နည်း။

“သုဘဒ္ဒဒ္ဓ။ အဟံ။ ငါဘုရားသည်။ ဝယသာ။ အယွယ်အားဖြင့်။ ကေန တိ။ သော။ တစ်ခုဖြင့်ယုတ်သော သုံးဆယ်သော နှစ်ရှိသည်။ (ဟုတ္တာ။) ကုသလံ။ အလုံးစုံသော ဥေယျတရားတို့ကိုသိခြင်း၌ ကောင်းသောသမ္ဗညုတ ဉာဏ်တော်သည်။ ကိ။ အဘယ်နည်း။ (ဣတိ-မနသိကဘူ။) အနုသေ။ အဘန်ဘန်ရှာမှီးတော်မူလျက်။ ပဗ္ဗဇိ။ ရဟန်းပြုတော်မူခဲ့ပြီ။ [ပဗ္ဗဇိံ ရှေ့ရှိ ယံ-သဒ္ဓါကား နိပါတ်မျှသာ။] သုဘဒ္ဒဒ္ဓ။ ယတော။ အကြင်အခါမှ။ ပဋ္ဌာယ။ စ၍။ [ထည့်သည်။] အဟံ။ သည်။ ပဗ္ဗဇိတော။ ရဟန်းပြုခဲ့ပြီ။ (တ္ထန္တရေ။ ဤ ရဟန်းပြုရာကာလ၏အတွင်း၌။) သမဓိကာနိ။ တနှစ်အလွန်နှင့် တကွဖြစ်ကုန် သော။ ပညာသ ဝဿာနိ။ ငါးဆယ်သောနှစ်တို့သည်။ ဝါ။ ငါးဆယ်သော ဝါ တို့သည်။ ဟောန္တိ။ ကုန်၏။

ဣတော-သာသနတော။ ဤငါဘုရားသာသနာတော်မှ။ ဗဟိဒ္ဓံ။ အပဉ္စ။ ဤယဿ။ လေးပါးသောသစ္စာကို မတောက်မပြန် ဟုတ်မှန်စွာသိကြောင်းဖြစ် သော။ ဓမ္မဿ။ အရိယမဂ်တရား၏။ ပဒေသဝတ္ထိဝိ။ အရိယမဂ်ကို ပစ္စက္ခအား ဖြင့် ညွှန်ပြကြောင်းဖြစ်သော ဝိပဿနာကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်သည် လည်း။ နတ္ထိ။ မရှိ။ သမဏောပိ။ သောတာပန်ရဟန်းသည်လည်း။ နတ္ထိ။ မရှိ။

ဒုတိယောဒါသော။ သမဏောပိသညလည်း။ နုတ္ထိမရှိ။ တတိယောဒါသော။ သမ
 ဏောပိသညလည်း။ နုတ္ထိမရှိ။ စတုတ္ထောဒါသော။ သမဏောပိသညလည်း။ နုတ္ထိ
 မရှိ။ ပရိပ္ပဝါဒါ။ တို့သည်။ အညေဟိကုန်သော။ သမဏောတိ။ တို့မှ။ သုညာ။ ကုန်၏။
 သုဘဒ္ဒါဒ္ဒ။ ဣမေ ဘိက္ခု။ တို့သည်။ သမ္မာ။ စ ဝိဟရေယျ။ ကုန်ငြားအံ။ ဧဝံ ဝိဟ
 ရန္တေသု။ ကုန်သည်ရှိသော်။ လောကောသည်။ အရဟန္တဟိ။ တို့မှ။ အသုညောသည်။
 အဿရု၏။ ဣတိသို့။ အဝေါစ။ မူပြန်ပြီ။

၂၁၅။ ဧဝံသို့။ ဝုတ္တံမြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။ သုဘဒ္ဒေါ
 သော။ ပရိပ္ပဝါဒကောသည်။ ဘဂဝန္တံကို။ ဧတံ-ဝစနံကို။ အဝေါစ။ မူပြီ။ ကိ။ သို့။
 အဝေါစ။ နည်း?။ “ဘန္တေ ဘုရား။ အဘိက္ကန္တံစ။ ဘန္တေ ဘုရား။ အဘိက္ကန္တံစ။
 ဘန္တေ ဘုရား။ သေယျထာပိ။ မည်သည်။ (ကောပိသော။ ပုရိသောသည်။) နိက္ကုဇိ
 တံကို။ ဥက္ကုဇေယျ သေယျထာပိ ဝါ။ သို့သော်လည်းကောင်း။ ပဋိစ္စန္တံကို။ ဝိဝ
 ရေယျ သေယျထာပိ ဝါ။ သို့သော်လည်းကောင်း။ မူဠဿအား။ မဂ္ဂံကို။ အာစိက္ခ
 ယျ သေယျထာပိ ဝါ။ သို့သော်လည်းကောင်း။ “စက္ခုမန္တော ကုန်သော။ (ပုရိသာ
 တို့သည်။) ရူပါနိတို့ကို။ ဒက္ခိန္တံ ကုန်လိမ့်လတ္တံ့”။ ဣတိ-မနသိကတူ၍။ အန္တကာ
 ရောဋ္ဌ။ တေလပဇ္ဇောတံကို။ ဝေရေယျ သေယျထာပိ ဝါ။ သို့သော်လည်းကောင်း။
 ဧဝ မေဝါသာလျှင်။ ဘဂဝတာသည်။ အနောပရိယာယေနဖြင့်။ ဓမ္မောကို။
 ပကာသိတော။ မူအပ်ပါပြီ။ ဘန္တေ ဘုရား။ သောဟံ-ဧသော အဟံသည်။ ဘဂဝန္တံ
 ကို။ သရဏံ ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမိခိုရာဟူ၍။ ဝါ။ ဒုက္ခကိုဇောက်
 သုခရောက်အောင် စောင့်ရှောက်ကယ်မတော်မူတတ်ပေ၏ဟူ၍။ ဂစ္ဆာမိ။ မှီဝဲဆည်း
 ကပ်ပါ၏။ ဝါ။ သိမှတ်ပါ၏။ ဓမ္မဉ္စကိုလည်း။ သရဏံဟူ၍။ ဂစ္ဆာမိပါ၏။ ဘိက္ခု
 သံသဉ္စကိုလည်း။ သရဏံဟူ၍။ ဂစ္ဆာမိပါ၏။ ဘန္တေ ဘုရား။ အဟံသည်။ ဘဂ
 ဝတော၏။ သန္တိကောဋ္ဌ။ ပဗ္ဗဇ္ဇံရှင်အဖြစ်ကို။ ဝါ။ ရှေးဦးစွာ ကျင့်အပ်ရောက်အပ်
 သောရှင်သာမဏေ၏ကျင့်ဝတ်ကို။ လဘောယံ။ ရလိုပါ၏။ ဥပသမ္ပဒံ။ မြင့်မြတ်သော
 ပဉ္စင်းအဖြစ်ကို။ ဝါ။ လောကီယသမ္ပဒါတို့ထက် မြင့်မြတ်သော စာတုပါရိသုဒ္ဓိ သီလ
 နှင့်ပြည့်စုံသောပဉ္စင်းအဖြစ်ကို။ ဝါ။ ပဉ္စင်း၊ ရဟန်း အထက်တန်းသို့ တက်လှမ်းခြင်း
 ကို။ လဘောယံပါ၏”။ ဣတိသို့။ အဝေါစ။ ပြီ။ (ဧဝံသို့။ ဝုတ္တံသော်။ ဘဂဝါ
 သည်။ သုဘဒ္ဒါသော။ ပရိပ္ပဝါဒကို။ ဧတံ-ဝစနံကို။ အဝေါစ။ မူပြီ။) ကိ။ သို့။
 အဝေါစ။ နည်း?။ “သုဘဒ္ဒါဒ္ဒ။ အညတိတ္ထိယပုဗ္ဗော။ ရှေးဦးသာသနာတော်မှ တ
 ပါးသောအယူရှိသော တိတ္ထိဖြစ်ဘူးသော။ ယော-ပုဂ္ဂလောသည်။ ဣမသို့။ ဓမ္မဝိန
 ယောဋ္ဌ။ ပဗ္ဗဇ္ဇံကို။ အာကင်္ခတိ။ အလိုရှိခဲ့အံ။ ဥပသမ္ပဒံကို။ အာကင်္ခတိအံ။ သော-
 ပုဂ္ဂလော သည်။ စတ္တာရော မာသေ။ လေးလတို့ပတ်လုံး။ ပရိဝသတိ။ ပရိဝသ်နေရ
 ၏။ ဝါ။ ဝိုင်းခြား၍ကျင့်သုံးရ၏။ စတုန္တံ မာသာနံ။ လေးလတို့၏။ အစ္စယေန။ လွန်
 ရာအခါ၌။ ဝါ။ လွန်ခြင်းကြောင့်။ အာရဒ္ဒစိတ္တာ။ ရှစ်ပါးသောဝတ်ကို ဖြည့်ကျင့်ခြင်း
 ဖြင့် နှစ်သက်စေအပ်ပြီးသော စိတ်ရှိကြကုန်သော။ ဘိက္ခု။ တို့သည်။ ပဗ္ဗာဇေန္တိ။ ရှင်
 အဖြစ်သို့ ရောက်စေကြကုန်၏။ ဝါ။ ရှင်ပြုပေးကြကုန်၏။ ဘိက္ခုဘာဝါယ။ ရဟန်း
 ဖြစ်ခြင်းငှါ။ ဥပသမ္ပာဒေန္တိ။ မြင့်မြတ်သောပဉ္စင်းအဖြစ်သို့ ရောက်စေကြကုန်၏။ ဝါ။

၃

ပဉ္စင်းခံပေးကြကုန်၏။ အပိ စ၊ ထိုသို့ပင်ရှေး၌ သာသနာမှ တပါးသော အယူရှိသော တိတ္ထိဖြစ်ဘူးသောပုဂ္ဂိုလ် လေးလပတ်လုံး ပရိဝယ်နေရပါသော်လည်း။ ဧတ္ထ-ဧတိသံ ပဗ္ဗဇ္ဇာယံ၊ ဤသင်၏ရှင်အဖြစ်သို့ ရောက်ခြင်း၌။ ပုဂ္ဂလဝေမတ္တတာ၊ ပုဂ္ဂိုလ်၏ ထူးသည်၏အဖြစ်ကို။ မေး ငါဘုရားသည်။ ဝိဒိတာ၊ သိတော်မူအပ်ပြီ”။ ဣတိ သို့။ အဝေါစ၊ မူဗြီ။ (ဧဝံ သို့။ ဝုတ္တော သော်။ သုဘဒ္ဒေါ သော။ ပရိဗ္ဗာဇကော သည်။ ဘဂဝန္တံ ကို။ ဧတံ-ဝစနံ ကို။ အဝေါစ၊ ဗြီ။) ကိံ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ဘုရား။ အညတိတ္ထိယပုဗ္ဗာ၊ တို့သည်။ ဣမသ္မိံ ဓမ္မဝိနယော ၌။ ပဗ္ဗဇ္ဇံ ကို။ အာကန္တန္တာ၊ အလိုရှိကြကုန်သည်ရှိသော်။ ဥပသမ္ပဒံ၊ ကို။ အာကန္တန္တာ၊ အလိုရှိကြကုန်သည်ရှိသော်။ စတ္တာရော မာသေ၊ တို့ပတ်လုံး။ သစေ ပရိဝသန္တိ၊ ကုန်အံ။ စတုန္တံ မာသာနံ၊ တို့၏။ အစ္စယေန၊ ဝါ။ ကြောင့်။ အာရဒ္ဓစိတ္တာ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ သစေ ပဗ္ဗာဇေန္တိ၊ ကုန်အံ။ ဘိက္ခုဘာဝါယ၊ ငှါ။ သစေ ဥပသမ္ပာဒေန္တိ၊ ကုန်အံ။ ဧဝံ သန္တေ သု၊ ကုန်သည်ရှိသော်။ အဟံ၊ သည်။ စတ္တာရိဝဿ၊ နိ။ လေးနှစ်တို့ ပတ်လုံး။ ပရိဝဿိဿ၊ မိ၊ ပါအံ။ စတုန္တံ ဝဿာနံ၊ လေးနှစ်တို့၏။ အစ္စယေန၊ ဝါ။ ကြောင့်။ အာရဒ္ဓစိတ္တာ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ ပဗ္ဗာဇေန္တိ၊ ရှင်အဖြစ်သို့ ရောက်စေကြပါကုန်လော့။ ဘိက္ခုဘာဝါယ၊ ငှါ။ ဥပသမ္ပာဒေန္တိ၊ မြင့်မြတ်သော ပဉ္စင်းအဖြစ်သို့ ရောက်စေကြပါကုန်လော့။ ဣတိ သို့။ အဝေါစ၊ ဗြီ။

အထ-တသ္မိံ ကာလေ၊ သုဘဒ္ဒပရိဗ္ဗာဇက လျှောက်ရာထိုအခါ၌။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံကို။ အာမန္တေ သိ၊ မူဗြီ။ ကိံ သို့။ အာမန္တေ သိ၊ နည်း?။ “အာနန္ဒန္တာ။ (အဟံ၊ သည်။) တေနဟိ၊ တိုက်တွန်းတော်မူ၏။ တနည်း-အာနန္ဒန္တာ၊ (ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ မံ၊ ကို။ သုဘဒ္ဒေါ၊ သည်။ ပဗ္ဗဇ္ဇံ၊ ကိုလည်းကောင်း။ ဥပသမ္ပဒံ၊ ကိုလည်းကောင်း။ ယာစတိ၊ တောင်းပန်ခဲ့၏။) တေန ဟိ ကာရဏေန၊ သုဘဒ္ဒ၏ ငါဘုရားကို ရှင်အဖြစ်၊ ပဉ္စင်းအဖြစ်ကို တောင်းပန်ခဲ့သည်၏အဖြစ်ဟူသော ထိုအကြောင်းကြောင့်သာလျှင်။ (တွံ၊ သည်။) သုဘဒ္ဒံ၊ ကို။ ပဗ္ဗာဇေဟိ၊ ရှင်၊ ရဟန်းအဖြစ်သို့ ရောက်စေလော့။ ဝါ၊ ရှင်၊ ရဟန်း ပြုပေးလိုက်လော့”။ ဣတိ သို့။ အာမန္တေ သိ၊ မူဗြီ။ (ဧဝံ သို့။ ဝုတ္တော သော်။) အာယသ္မာ အာနန္ဒော၊ သည်။ “ဘန္တေ၊ ဘုရား။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ ဘဂဝတော၊ ၏။ (ဝစနံ၊ ကို။) ပစ္စဿေ သိ၊ ဗြီ။ အထ-တသ္မိံ ကာလေ။ မြတ်စွာဘုရားက မိန့်တော်မူရာ ထိုအခါ၌။ သုဘဒ္ဒေါ သော။ ပရိဗ္ဗာဇကော သည်။ အာယသ္မန္တံ အာနန္ဒံကို။ ဧတံ-ဝစနံကို။ အဝေါစ၊ ဗြီ။ ကိံ၊ အဝေါစ၊ နည်း?။ “အာဝုသော အာနန္ဒ၊ ငါ့ရှင်အာနန္ဒာ။ ယေ-တုမ္ပေ၊ အကြင်သင်တို့ကို။ ဧတ္ထ-ဧတသ္မိံ သာသနေ၊ ဤ မြတ်စွာဘုရားသာသနာတော်၌။ သတ္ထု၊ သည်။ သမ္ပု၊ မျက်မှောက်တော်၌။ အန္တေ ဝါ သိကာဘိသေကေန၊ အန္တေ ဝါ သိကအဘိသိက်ဖြင့်။ ဝါ၊ အနီးနေတပည့်ဟူ၍ သွန်လောင်းခြင်းဖြင့်။ အဘိသိတ္တာ၊ သွန်လောင်းအပ်ပါကုန်ပြီ။ (တေသံ-ဝေါ၊ တို့အား။) လာဘာ၊ သီလဂိုဏ်၊ သမာဓိဂိုဏ်၊ ပညာဂိုဏ်ကို ရခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ပါပေကုန်စွ တကား။ အာဝုသော အာနန္ဒန္တာ။ ယေ-တုမ္ပေ၊ တို့ကို။ ဧတ္ထ-ဧတသ္မိံ

သာသနောဉ္စ။ သတ္ထု၊ သည်။ သမ္ဗုဒ္ဓေါ၊ ဌ။ အန္တေဝါသိကာတိသေကေန၊ ဖြင့်။ အဘိသိတ္တာ၊ အပ်ပါကုန်ပြီ။ (တေသံ-ဝေါ၊ တို့သည်။ သာသနံ၊ သာသနာတော်ကို။) သုလန္ဓ၊ ကောင်းစွာရအပ်ပါပေစွ တကား။ ဣတိ၊ သို့။ အဝေါ၊ ပြီ။ သုဘဒ္ဓေါ၊ သော။ ပရိဗ္ဗာဇကော၊ သည်။ ဘဂဝတော၊ န။ သန္တိကော၊ ဌ။ ပဗ္ဗဇ္ဇံ၊ ကို။ အလတ္ထ၊ ရပြီ။ ဥပသမ္ပဒံ၊ ကို။ အလတ္ထ၊ ရပြီ။ အာယသ္မာ သုဘဒ္ဓေါ၊ အသျှင်သုဘဒ္ဓသည်။ အစိရူပသမ္ပန္နော၊ မြင့်မြတ်သော ပဉ္စင်းအဖြစ်သို့ ရောက်ပြီးသော အသျှင်သုဘဒ္ဓအား ကြာမြင့်သောကာလမရှိသေးသည်။ ဝါ၊ မြင့်မြတ်သောပဉ္စင်းအဖြစ်သို့ ရောက်ပြီးရာ အခါမှစ၍ မကြာမြင့်သေးသည်။ (ဟုတွာ၊ ရှိ။) ဧကော၊ တစ်ယောက်တည်းတည်း။ ဝပကဋ္ဌော၊ အပေါင်းအဖော်တို့မှ ဖဲ့ခွါသည်။ အပုံမတ္တော၊ မစေ့မလျော့သည်။ အာတာပီ၊ ကိလေသာတို့ကို ပြင်းစွာပူပန်စေတတ်သော သမ္ဗုဒ္ဓဓာန်လုံ့လရှိသည်။ ပဟိတတ္တော၊ ကိုယ်နှင့်အသက် မဝဲကွက်ဘဲ ရက်စက်မိဋ္ဌာန် စိတ်အကြံဖြင့် နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်ရှိသည်။ (ဟုတွာ၊ ရှိ။) ဝိဟရန္တော၊ နေသည်ရှိသော်။ နစိရသယံ၊ မကြာမြင့်မီသာလျှင်၊ ယဿ-အရဟတ္တဿ၊ အကြင်အရဟတ္တဖိုလ်၏။ အတ္ထာယ၊ ငှါ။ ကုလပုတ္တော၊ တို့သည်။ သမ္ဗဒေဝ၊ သာလျှင်။ အဝါရသ္မာ၊ မှ။ နိက္ခမ္မ၊ ကုန်၍။ အနာဝါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇန္တိ၊ ကုန်၏။ အနန္တရံ၊ မိမိကိုလွန်သော ဖိုလ်မရှိသော။ ဝါ၊ မိမိထက် မြတ်သောဖိုလ်မရှိသော။ မြဟ္မစရိယပရိယောသာနံ၊ မဂ္ဂမြဟ္မစရိယ၏ အဆုံးဖြစ်သော။ တံ- အရဟတ္တံ၊ သို့။ ဝါ၊ ကို။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်ထင်ထင် ရှုမြင်အပ်သောသုဘောဟု ဆိုအပ်သော ပစ္စက္ခအတ္တဘောဌံ သာလျှင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးသောဉာဏ်ဖြင့်သိ၍။ သန္တိကာတွာ၊ မျက်မှောက်ပြု၍။ ဥပသမ္ပဇ္ဇ၊ ရောက်၍။ ဝါ၊ ပြီးစေ၍။ ဝိဟာသိ၊ နေပြီ။ “မေ၊ န။ ဇာတိ၊ ဇာတိသည်။ ဝါ၊ ဖြစ်ခြင်းသည်။ ဝါ၊ ပဋိသန္ဓေနေရခြင်းသည်။ ဒိဏာ၊ ကုန်ပြီ။ မေ၊ သည်။ မြဟ္မစရိယံ၊ မဂ္ဂမြဟ္မစရိယကို။ ဝုသိတံ၊ ကျင့်သုံးအပ်ပြီ။ မေ၊ သည်းကရဏီယံ။ ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော တစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စကို။ ကတံ၊ ပြုအပ်ပြီ။ မေ၊ အား။ ဣတ္ထတ္တာယ၊ ဤတစ်ဆယ့် ခြောက်ပါးသော မဂ်ကိစ္စဟူသော အပြား၏ ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော မဂ်အကျိုးငှါ။ အပရံ၊ တပါးသော မဂ်ကို ပွားစေဘွယ် ကိစ္စသည်။ န အတ္ထိ၊ မရှိတော့ပြီ။” ဣတိ၊ သို့။ အဗ္ဘညာသိ၊ ထူးသောဉာဏ်ဖြင့် သိပြီ။ အာယသ္မာ သုဘဒ္ဓေါ၊ သည်။ အရဟတံ၊ ရဟန္တာအပေါင်းတို့တွင်။ အညတရော ခေါပန၊ တစ်ပါး အပါအဝင်သည်သာလျှင်။ အဟောသိ၊ ဖြစ်ပြီ။ သော-အာယသ္မာ သုဘဒ္ဓေါ၊ သည်။ [အဋ္ဌကထာတွင် “သော စ” ဟုရှိ၏။] ဘဂဝတော၊ န။ ပစ္စိမော၊ နောက်ဆုံး၌ဖြစ်သော။ သက္ခိသာဝကော၊ မျက်မှောက် တပည့်သည်။ အဟောသိ၊ ပြီ။ ဣတိ၊ ဤတွင် ပဉ္စမဘာဏာဝါရကို ဆိုရန်စကားရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

ပဉ္စမံ၊ ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော။ ဘာဏဝါရံ၊ သည်။ နိဋ္ဌိတံ၊ ဆုံးခန်းတိုင်မြောက် ပြီးဆုံးခြင်းသို့ရောက်ပြီ။

တထာဂတပစ္ဆိမဝါစာ

၂၁၆။ အထ-ပစ္စာ၊ သုတဒ္ဓပရိဗ္ဗိဇ်ကို ဆုံးမတော်မူပြီးရာကာလမှ နောက်၌၊ တဂဝါ၊ သည်။ အာယသ္မန္တိ အာနန္ဒါကို။ အာမန္တေသိ၊ မူပြီ။ ကိ၊ သို့။ အာမန္တေသိ၊ နည်း?။ “အာနန္ဒ၊ နန္ဒာ။ သိယာ ခေါ်ပန၊ စင်စစ်ကေန အမှန်အားဖြင့်သာလျှင်။ တုမှာကံ၊ သင်ချစ်သားတို့အား။ ဧဝံဤသို့သောစိတ်အကြံသည်။ အဿ၊ ဖြစ်ရာ၏။ ကိ၊ သည်။ အဿ၊ နည်း?။ ‘ပါဝစနံ၊ ပြခန်းသော မြတ်စွာဘုရား၏စကားတော်သည်။ ဝါ၊ မြတ်သော မြတ်စွာဘုရား၏စကားတော်သည်။ အတိတသတ္ထုကံ၊ လွန်ပြီးသော မြတ်စွာဘုရားရှိတော်မူခဲ့၏။ နော၊ ငါတို့အား။ ဝါ၊ တို့၏။ သတ္ထာ၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်။ နတ္ထိ၊ မရှိတော့ပြီ’။ ဣတိ-ဧဝံ၊ သည်။ အဿ၊ ရာ၏။ အာနန္ဒ၊ အာနန္ဒာ။ ဧတံ-ပါဝစနံကို။ ဧဝံဤသို့ သင်တို့အကြံဖြစ်သည့်အတိုင်း ဆရာမရှိဟူ၍။ န ခေါ် ဒဋ္ဌဗ္ဗံ၊ မရမမှတ်အပ်။ အာနန္ဒ၊ နန္ဒာ။ ဝေါ၊ တို့အား။ မယာ၊ သည်။ ယော ဓမ္မော၊ အကြင်သုတ်၊ အဘိဓမ္မာကို။ ဒေသိတော စ၊ ဟောလည်းဟောတော်မူအပ်ပြီ။ ဝါ၊ သိစေလည်းသိစေတော်မူအပ်ပြီ။ ပညတ္ထော စ၊ အပြားအားဖြင့် ဝေနေယျတို့၏သန္တာန်၌ ထားလည်းထားတော်မူအပ်ပြီ။ ယော ဝိနယော၊ အကြင်ဝိနည်းကို။ ဒေသိတော စ၊ မူအပ်ပြီ။ ပညတ္ထော စ၊ အပြားအားဖြင့် ဝေနေယျတို့၏ သန္တာန်၌ မရောမယှက် ထားလည်းထားတော်မူအပ်ပြီ။ သော-ဓမ္မဝိနယော၊ သည်။ မမ၊ ၏။ အစ္စယေန၊ ပရိနိဗ္ဗာန်စံလွန်တော်မူရာအခါ၌။ ဝါ၊ ပရိနိဗ္ဗာန် စံလွန်တော်မူခြင်းကြောင့်။ ဝေါ၊ တို့၏။ သတ္ထာ၊ ဆရာပေတည်း။ [ဤ၌ “သတ္ထာတိ” ဟူ၍ကြ၏၊ တိ-မလို ပိုသည်။] အာနန္ဒ၊ နန္ဒာ။ ဧတရဟိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ သိက္ခံ၊ တို့သည်။ အညမညံ၊ အချင်းချင်းကို။ ဝါ၊ တစ်ယောက်သည် တစ်ယောက်ကို။ အာဝုသောဝါဒေန၊ ‘အာဝုသော’ဟူ၍ ခေါ်ဝေါ်ပြောဆိုခြင်းဖြင့်၊ သမုဒါစရန္တိ ယထာ၊ ခေါ်ဝေါ်ပြောဆိုကြကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ မမ၊ ၏။ အစ္စယေန၊ ၌။ ဝါ၊ ကြောင့်။ အာဝုသောဝါဒေန၊ ဖြင့်။ န ခေါ် သမုဒါစရိတဗ္ဗံ၊ မခေါ်ဝေါ်မပြောဆိုရာ။ အာနန္ဒ၊ အာနန္ဒာ။ *ထေရတရေန၊ ထေရ်ကြီးဖြစ်သော။ သိက္ခ၊ နာ၊ သည်။ နဝက တရော၊ သီတင်းငယ်ဖြစ်သော။ သိက္ခ၊ ကိ။ နာမေန ဝါ၊ အမည်အားဖြင့်သော်လည်းကောင်း။ ဝေါ၊ ဧတ္ထေန ဝါ၊ အနွယ်အားဖြင့်သော်လည်းကောင်း။ အာဝုသောဝါဒေန ဝါ၊ ‘အာဝုသော’ဟူ၍ခေါ်ဝေါ်ပြောဆိုခြင်းအားဖြင့်သော်လည်းကောင်း။ သမုဒါစရိ တဗ္ဗော၊ ခေါ်ဝေါ်ပြောဆိုအပ်၏။ နဝကတရေန၊ သော။ သိက္ခ၊ နာ၊ သည်။ ထေရ တရော၊ သော။ သိက္ခ၊ ကိ။ ဘန္တေတိ ဝါ၊ ‘ဘန္တေ’ဟူ၍လည်းကောင်း။ အာယသ္မံ

* မှတ်ချက်။ ။ [ဤဝါကျများ၌ “ထေရတရ၊ နဝကတရ” ဟူသော ပုဒ်တို့ဝယ် တစ်နာရီ၊ တစ်မီဇနာ၊ တစ်ခရာမျှကြီးလျှင်လည်း ထေရ မည်သည် သာ၊ ထို့အတူ တစ်နာရီ၊ တစ်မီဇနာ၊ တစ်ခရာမျှငယ်လျှင်လည်း နဝက မည်သည်သာ၊ ထို့ကြောင့် “ထေရောဝ ထေရတရော၊ နဝကောဝ နဝက တရော”ဟု သကတ္ထံတဒ္ဓိတ်ပြုအပ်၏။]

တိ ဝါ၊ ‘အာယသ္မိာ’ ဟူ၍သော်လည်းကောင်း။ သမုဒါစရိတဗ္ဗော၊ အပ်၏။ အာနန္ဒာ
 န္ဒာ၊ သံသော၊ သည်။ မမ၏။ အစ္စယေန၊ ဌ။ ဝါ၊ ကြောင့်။ ခုဒ္ဒါနုခုဒ္ဒကာနိ၊ ငယ်ကုန်၊
 အလွန်ငယ်ကုန်သော။ သိက္ခာပဒါနိ၊ သိက္ခာပုဒ်တို့ကို။ (သမုဟနိတုံ၊ နုတ်ခြင်းငှါ။)
 အာကင်္ခမာနော၊ အလိုရှိခဲ့သော်။ ခုဒ္ဒါနုခုဒ္ဒကာနိ၊ ကုန်သော။ သိက္ခာပဒါနိ၊ တို့ကို။
 သမုဟနတု၊ နုတ်လော့။ အာနန္ဒာန္တာ၊ ဆန္ဒသာ၊ ဆန္ဒအမည်ရှိသော။ သိက္ခာနော၊ အား။
 မမ၏။ အစ္စယေန၊ ဌ။ ဝါ၊ ကြောင့်။ မြဟ္မဒဏ္ဍော၊ မြဟ္မဒဏ်ကို။ ဝါ၊ မြတ်သော
 ဒဏ်ကို။ ဝါ၊ မြတ်သော နှိပ်ကွပ်ကြောင်းဖြစ်သော အဆုံးအမကို။ ဒါတဗ္ဗော၊ ပေး
 အပ်၏။) ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ အာယသ္မိာ အာ
 နန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊
 နည်း?။ ‘ဘန္တေ၊ ဘုရား။ မြဟ္မဒဏ္ဍော၊ သည်။ ကတမော ပန၊ အဘယ်ပါနည်း?’။
 ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။ အာယသ္မိန္တံ အာနန္ဒာ
 ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ ‘အာနန္ဒာန္တာ၊ ဆန္ဒော
 သော။ သိက္ခာ၊ သည်။ ယံ-ဝစနံ၊ ကို။ ဝတ္ထု၊ ပြောဆိုခြင်းငှါ။ ဣစ္ဆယျ၊ အလိုရှိရာ၏။
 တံ-ဝစနံ၊ ထိုပြောဆိုခြင်းငှါ အလိုရှိအပ်သောစကားကို။ ဝဒေယျ၊ ပြောဆိုရာ၏။
 ဝါ၊ ပြောဆိုပစေ။ သော-သိက္ခာ၊ ထိုဆန္ဒရဟန်းကို။ သိက္ခာဟိ၊ တပါးသောရဟန်း
 တို့သည်။ နေဝ ဝတ္ထုဗ္ဗော၊ မပြောဆိုအပ်။ န ဩဝဒိတဗ္ဗော၊ ရှေးဦးစွာမဆုံးမအပ်။ န
 အနုသာသိတဗ္ဗော၊ အဘန်ဘန် မဆုံးမအပ်။ (ဣတိ-အယံ၊ ဤသည်ကား။ မြဟ္မဒဏ္ဍော၊
 မည်၏။) ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

၂၁၇။ အထ-ပစ္စာ၊ အသျှင်အာနန္ဒာကို မိန့်တော်မူပြီးရာကာလမှ နောက်၌။
 ဘဂဝါ၊ သည်။ သိက္ခာ၊ တို့ကို။ အာမန္တေသိ၊ မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။
 ‘သိက္ခာဝေ၊ တို့။ ယေသု တုမှေသု၊ အကြင်သင်တို့တွင်။ [ထည့်သည်။] ဧကသိက္ခာ၊
 သပိ၊ တစ်ဦးသောရဟန်းအားလည်း။ ဗုဒ္ဓေ ဝါ၊ ငါဘုရား၌သော်လည်းကောင်း။
 ဓမ္မေ ဝါ၊ တရား၌သော်လည်းကောင်း။ သံသော ဝါ၊ သံသံတော်၌သော်လည်းကောင်း။
 မဂ္ဂေ ဝါ၊ မဂ်၌သော်လည်းကောင်း။ ပဋိပဒါယ ဝါ၊ အကုန်၌သော်လည်းကောင်း။
 ကင်္ခါ ဝါ၊ ယုံမှားခြင်းသည်သော်လည်းကောင်း။ ဝိမတိ ဝါ၊ တွေးတောခြင်းသည်
 သော်လည်းကောင်း။ ဝါ၊ ဆုံးဖြတ်တတ်သောဉာဏ်မှ ကင်းသည်၏အဖြစ်သည်သော်
 လည်းကောင်း။ ဝါ၊ ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်သည်၏အဖြစ်သည်သော်လည်းကောင်း။
 သိယာ၊ ဖြစ်ခဲ့ငြားအံ့။ သိက္ခာဝေ၊ တို့။ ဧဝံ၊ သတိ၊ သော်။ တေ တုမှေ၊ တို့သည်။ ပုစ္ဆထ၊
 မေးလျှောက်ကြကုန်လော့။ တုမှေ၊ တို့သည်။ ပစ္စာ၊ ငါဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးရာ
 ကာလမှ နောက်၌။ ‘သတ္ထံ၊ သည်။ နော၊ ငါတို့၏။ သမ္ဗုဒ္ဓိဘူတော၊ မျက်မှောက်ဖြစ်၍
 ဖြစ်သည်။ အဟောသိ၊ ပြီ။ မယံ၊ တို့သည်။ ဘဂဝန္တံ၊ ကို။ သမ္ဗုဒ္ဓါ၊ ဌ။ ပဋိပုစ္ဆိတုံ၊ မေး
 လျှောက်ခြင်းငှါ။ န သက္ခိမှာ၊ မစွမ်းနိုင်ကြကုန်’။ ဣတိ၊ သို့။ ဝိပုဂ္ဂိသာရိနော၊ ကုန်သည်။
 မာ အဟုဝတ္ထု၊ ကုန်လင့်’။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ တေ
 သိက္ခာ၊ တို့သည်။ တုဏှိ၊ စကားမချေ ဆိတ်ဆိတ်နေကြကုန်သည်။ အဟောသုံ၊ ကုန်ပြီ။
 [ပေယျံ၊ လ ဖော်၍ ထားခဲ့မည်။] ဒုတိယမ္ပိ ခေါ်ဘဂဝါ သိက္ခာ၊ အာမန္တေသိ

“သိယာ ခေါ်ပနာ ဘိက္ခုဝေ ကေဘိက္ခုဿပိ ကင်္ခါ ဗာ ဝိမတိ ဝါ ဗုဒ္ဓေ ဝါ ဓမ္မေ ဝါ သံဃေ ဝါ မဂ္ဂေ ဝါ ပဋိပဒါယ ဝါ၊ ပုစ္ဆထ ဘိက္ခုဝေ၊ မာ ပစ္စာ ဝိပုဋ္ဌိသာရိနော အဟုဝတ္ထ ‘သမ္ဗုဒ္ဓိဘူတော နော သတ္တာ အဟောသိ၊ န မယံ သက္ခိမှာ ဘဂဝန္တံ သမ္ဗုဒ္ဓေါ ပဋိပုစ္ဆိတု’န္တိ”။ ဣတိယမ္ပိ ခေါ် တေ ဘိက္ခု၊ တုဏှိအဟေသံ၊ တတိယမ္ပိခေါ်၊ သုံးကြိမ်မြောက်လည်း။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ မူပြန်ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “ဘိက္ခုဝေ၊ တို့။ (ယေသု တုမှေသု၊ တို့ဘွင်) ကေဘိက္ခုဿပိ၊ အားလည်း။ ဗုဒ္ဓေ ဝါ၊ ဌသော်လည်းကောင်း၊ ဓမ္မေ ဝါ၊ ဌသော်လည်းကောင်း။ သံဃေ ဝါ၊ ဌသော်လည်းကောင်း။ မဂ္ဂေ ဝါ၊ ဌသော်လည်းကောင်း။ ပဋိပဒါယ ဝါ၊ ဌသော်လည်းကောင်း။ ကင်္ခါ ဝါ၊ သည်သော်လည်းကောင်း။ ဝိမတိ ဝါ၊ သည်သော်လည်းကောင်း။ သိယာ၊ အံ။ ဘိက္ခုဝေ၊ တို့။ ဧဝံ သတိ၊ သော်။ တေ တုမှေ၊ တို့သည်။ ပုစ္ဆထ၊ ကုန်လော့။ တုမှေ၊ တို့သည်။ ပစ္စာ၊ ဌ။ ‘သတ္တာ၊ သည်။ နော၊ တို့၏။ သမ္ဗုဒ္ဓိဘူတော၊ သည်။ အဟောသိ၊ ပြီ။ မယံ၊ တို့သည်။ ဘဂဝန္တံ၊ ကို။ သမ္ဗုဒ္ဓေါ၊ ဌ။ ပဋိပုစ္ဆိတု၊ ငှါ။ န သက္ခိမှာ၊ ကုန်’။ ဣတိ၊ သို့။ ဝိပုဋ္ဌိသာရိနော၊ ကုန်သည်။ မာ အဟုဝတ္ထ၊ ကုန်လင့်’။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြန်ပြီ။ တတိယမ္ပိ ခေါ်၊ လည်း။ တေ ဘိက္ခု၊ တို့သည်။ တုဏှိ၊ ကုန်သည်။ အဟေသံ၊ ပြန်ကုန်ပြီ။ အထ-ပစ္စာ၊ သုံးကြိမ်တိုင်တိုင် တိုက်တွန်းတော်မူပြီးရာကာလမှ နောက်ဌ။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ မူပြန်ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “ဘိက္ခုဝေ၊ တို့။ ခေါ်ပနာ စင်စစ်ကေန အမှန်အားဖြင့်။ တုမှေ၊ တို့သည်။ သတ္ထု ဝါ ရဝေနပိ၊ ငါဘုရားကို အလေးပြုတတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်း၊ ဖြစ်ရာ ဖြစ်သော အလေးပြုခြင်းကြိယာဖြင့်လည်း။ ဝါ၊ ငါဘုရား၌ ရိုသေခြင်းဖြင့်လည်း။ သိယာ န ပုစ္ဆေယျာထ၊ အကယ်၍ မမေး မလျှောက်ဝံ့ကြကုန်ငြားအံ့၊ [သိယာ-သဒ္ဓါ ကား၊ ပရိကပ္ပတ္ထဇောတကနိပါတ်ပုဒ်တည်း။] ဘိက္ခုဝေ၊ တို့။ ဧဝံ သန္တေသု၊ ကုန်သည်ရှိ သော်။ သဟာယကောပိ၊ သုခ၊ ဗုက္ခ ဖြစ်သမျှသို့ တကွကပ်ဖော်ကပ်တက်ဖြစ်သော အဆွေခင်ပွန်းသည်လည်း။ သဟာယကဿ၊ အား။ အာရောစေတု၊ ပြောဆိုလော့’။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြန်ပြီ။ ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ တေ ဘိက္ခု၊ တို့သည်။ တုဏှိ၊ ကုန်သည်။ အဟေသံ၊ ပြန်ကုန်ပြီ။ အထ-တသ္မိံ ကာလေ၊ ရဟန်းတို့၏ ဆိတ်ဆိတ်နေကြရာ ထိုအခါ၌။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧဝံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊ ဘုရား။ အတ္ထရိယံ၊ စ။ ဘန္တေ၊ ဘုရား။ အတ္ထုတံ၊ စ။ ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ ဣမသ္မိံ ဘိက္ခုသံဃော၊ ဤရဟန်း အပေါင်း၌။ ဧဝံ၊ သို့။ ပသန္တော၊ ကြည်ညိုလှပါ၏။ ကိံ၊ သို့။ ပသန္တော၊ နည်း။ ‘ဣမသ္မိံ ဘိက္ခုသံဃော၊ ဌ။ ဝါ၊ တွင်။ [“ဣမသ္မိံ ဘိက္ခုသံဃော” ဟူသော ပုဒ်ကို ပသန္တော-တစ်ချက်၊ ကေဘိက္ခုဿ-တစ်ချက်စပ်သည်။] ကေဘိက္ခုဿပိ၊ အားလည်း။ ဗုဒ္ဓေ ဝါ၊ ဌသော်လည်းကောင်း။ ဓမ္မေ ဝါ၊ ဌသော်လည်းကောင်း။ သံဃေ ဝါ၊ ဌသော်လည်းကောင်း။ မဂ္ဂေ ဝါ၊ ဌသော်လည်းကောင်း။ ပဋိပဒါယ ဝါ၊ ဌသော်လည်းကောင်း။ ကင်္ခါ ဝါ၊ သည်သော်လည်းကောင်း။ ဝိမတိ ဝါ၊ သည်သော်လည်းကောင်း။ နတ္ထိ၊ မရှိခဲ့’။ ဣတိ-ဝေ၊ သို့။ ပသန္တော၊ ပါ၏’။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဝေံသို့။ ဝုတ္တေသော်။ ဘဂဝါ။ အည်။ အာယသ္မန္တံ အာနန္ဒါ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ မူပိ) ကိံသို့။ အဝဝါစ၊ နည်း?။ “အာနန္ဒါ နွာ။ တံ၊ သည်။ ပသဒေါ ခေါ။ ကြည်ညိုခြင်းကြောင့်သာလျှင်။ ဝဒေသိ၊ လျှောက်ခဲ့၏။ အာနန္ဒါနွာ။ ဟိ၊ သဒ္ဓါ ကင်းကွာ လမ်းမှန်ရာကို ထင်စွာပြုတော်မူအံ့။ ဧတ္ထ-ဧတသ္မိံ အတ္ထေ၊ ဤယုံမှားမရှိ ခြင်းဟူသော အနက်၌။ တထာဂတဿ၊ အား။ ‘ဣမသ္မိံ’ ဘိက္ခုသံဃေ၊ ဤ။ ဝါ၊ တွင်။ ဧကဘိက္ခုဿာပိ၊ အားလည်း။ ဗုဒ္ဓေ ဝါ၊ ဤသော်လည်းကောင်း။ ဓမ္မေ ဝါ၊ ဤသော် လည်းကောင်း။ သံဃေ ဝါ၊ ဤသော်လည်းကောင်း။ မဂ္ဂေ ဝါ၊ ဤသော်လည်းကောင်း။ ပဋိပဒါယ ဝါ၊ ဤသော်လည်းကောင်း။ ကင်္ခါဝါ၊ သည်သော်လည်းကောင်း။ ဝိမတိ ဝါ၊ သည်သော်လည်းကောင်း။ နတ္ထိ၊ ခဲ့’။ ဣတိသို့။ ဉာဏမေဝ၊ ယုံမှားကင်းပျောက် အလင်းရောက်သည်ကို မျက်မှောက်ပြုတတ်သော သဗ္ဗညုတဉာဏ်သည်သာလျှင်။ ဟောတိ၊ ဖြစ်ခဲ့၏။ အာနန္ဒါ နွာ။ ဟိ၊ ယုံမှားကင်းကွာ ကြောင်းခြင်းရာကို ထင်စွာ ပြုတော်မူအံ့။ ဣမေသံ ပဉ္စန္ဒံ ဘိက္ခုသတနံ၊ ဤ တင်းတိမ်-ကန့်လန့်ကားတွင်း ရောက်လာသည့် ငါးရာသောရဟန်းတို့တွင်။ ယော ဘိက္ခု၊ သည်။ ပစ္စိမကော၊ ရုဏ် အားဖြင့် နောက်ဆုံး၌ဖြစ်ခဲ့၏။ ဝါ၊ ရုဏ်အားဖြင့် ယုတ်ညံ့ခဲ့၏။ သော- ဘိက္ခု၊ သည်။ သောတာပန္နော၊ သောတာပန်ပေတည်း။ အဝိနိပါတဓမ္မော၊ လေးပါးသော အပါယ်တုံတို့၌ ဘောက်ပြန်စွာ ကျရောက်ခြင်းသဘော မရှိခဲ့။ ဝါ၊ လေးပါးသော အပါယ်တုံတို့၌ ဘောက်ပြန်စွာ ကျရောက်စေတတ်သောဒိဋ္ဌိ၊ ဝိစိကိစ္ဆာသဘော မရှိခဲ့။ နိယတော၊ ဓမ္မနိယာမအားဖြင့် မြဲခဲ့၏။ ဝါ၊ မဂ္ဂနိယာမအားဖြင့် မြဲခဲ့၏။ သဗ္ဗောဓိ ပရာယဏော၊ လေးပါးသောသစ္စာကိုသိပြီးသော သောတာပတ္တိမဂ်ဟူသော မြတ် သော လည်းလျောင်းရာရှိခဲ့၏။ ဝါ၊ လေးပါးသောသစ္စာကိုသိလတ္တံ့သော သော တာပတ္တိမဂ်မှ တပါးသော အထက်မဂ်သုံးပါးဟူသော လည်းလျောင်းရာရှိခဲ့၏”။ ဣတိသို့။ အဝေါစ၊ မူပိ။

၂၁၈။ အထ-ပစ္ဆာ၊ မိန့်တော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ မူပြန်ပြီ။ ကိံသို့။ အာမန္တေသိ၊ နည်း?။ “ဘိက္ခဝေ၊ တို့။ အဟံ၊ သည်။ ဟန္တိ၊ မူခဲ့ပေအံ့။ ဒါနိ၊ ဤ။ အဟံ၊ သည်။ ဝေါ၊ တို့ကို။ အာမန္တယာမိ၊ မူခဲ့ပေအံ့။ (ယသ္မာ၊ ကြောင့်။) သင်္ခါရာ၊ တို့သည်။ ဝယဓမ္မော၊ ကုန်၏။ (တသ္မာ၊ ကြောင့်။) တုမော၊ တို့သည်။ အပ္ပမာဒေန၊ ဖြင့်။ သဗ္ဗကိစ္စာနိ၊ အလုံးစုံသောကိစ္စတို့ကို။ သမ္မာဒေထ၊ ကုန်လော့။ [ဤနည်းကား အဋ္ဌကထာနှင့်အညီ ယောဇနာအပ်သော နည်းတည်း။] တနည်း-သင်္ခါရာ၊ တို့သည်။ ဝယဓမ္မော၊ ကုန်၏။ အယံ ပဋိပဒါ၊ သည်။ စတုသစ္စကမ္မဋ္ဌာနဓိဋ္ဌာနာ၊ သော။ အဝိပရီတနိဗ္ဗာနဝါ၊ မိန့်ပဋိပဒါ၊ ပေတည်း။ တုမော၊ တို့ သည်။ စတုသစ္စကမ္မဋ္ဌာနဓိဋ္ဌာနာယ၊ သော။ တာယ အဝိပရီတနိဗ္ဗာနဝါ၊ မိန့်ပဋိပဒါယ၊ နှင့်။ ဝါ၊ ကို။ အပ္ပမာဒေန၊ ဖြင့်။ သမ္မာဒေထ၊ ကုန်လော့။ တနည်း-ယသ္မာ၊ ကြောင့်။ သင်္ခါရာ၊ တို့သည်။ ဝယဓမ္မော၊ ကုန်၏။ တသ္မာ၊ ကြောင့်။ တုမော၊ တို့သည်။ သိက္ခတ္တ ယသင်္ဂဟိတာယ၊ သော။ သာသနသင်္ဂဟိတာယ၊ သော။ သမ္မာပဋိပတ္တိယာ၊ နှင့်။ ဝါ၊ ကို။ အပ္ပမာဒေန၊ ဖြင့်။ သမ္မာဒေထ၊ ကုန်လော့။ [ဤနည်းများကား ဋီကာနည်းများ တည်း။] ဣတိ သို့။ အာမန္တေသိ၊ ပြီ။ [ဟန္တိ ဒါနိ ဘိက္ခဝေ-အစရှိသောပါဠိများကို

ဤမဟာပရိနိဗ္ဗာနသုတ်၏ တတိယဘာဏဝါရအဆုံးတွင် ပြည်ပြည်စုံစုံ ယောဇနာ ခဲ့ပြီ။] အယံ ဝါစာ၊ ဤစကားတော်သည်။ တထာဂဿ၊ ၎င်း။ ပစ္ဆိမာ၊ အလုံးစုံသော စကားတော်တို့၏ နောက်ဆုံး၌ဖြစ်သော။ ဝါစာ၊ စကားတော်ပေတည်း။

ပရိနိဗ္ဗာတကထာ

၂၁၉။ အထ-ပစ္ဆိမာ၊ ပစ္ဆိမဝါစာကို မိန့်တော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်းပဋ္ဌမံ၊ ဈာန်၊ ပဋ္ဌမဈာန်သို့။ သမာပဇ္ဇိ၊ ကောင်းစွာရောက်တော်မူပြီး။ ဝါ၊ ဝင်စားတော်မူပြီး။ ပဋ္ဌမဇ္ဈာနာ၊ မှ။ ဝုဠဟိတွာ၊ ထတော်မူပြီး၍။ ဒုတိယံ၊ ဈာန်သို့။ သမာပဇ္ဇိ၊ ပြီ။ ဒုတိယဇ္ဈာနာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ တတိယံ၊ ဈာန်သို့။ သမာပဇ္ဇိ၊ ပြီ။ တတိယဇ္ဈာနာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ စတုတ္ထံ၊ ဈာန်သို့။ သမာပဇ္ဇိ၊ မူပြီး။ စတုတ္ထဇ္ဈာနာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်သို့။ ဝါ၊ အာကာသာနဉ္စာယတနသမာပတ်သို့။ သမာပဇ္ဇိ၊ ပြီ။ အာကာသာနဉ္စာယတနသမာပတ္တိယာ၊ အာကာသာနဉ္စာယတနသမာပတ်မှ။ ဝုဠဟိတွာ၊ မူပြီး၍။ ဝိညာဏဉ္စာယတနံ၊ သို့။ သမာပဇ္ဇိ၊ ပြီ။ ဝိညာဏဉ္စာယတနသမာပတ္တိယာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ အာကိဉ္စညာယတနံ၊ သို့။ သမာပဇ္ဇိ၊ ပြီ။ အာကိဉ္စညာယတနသမာပတ္တိယာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ နေဝသညာနာသညာယတနံ၊ သို့။ သမာပဇ္ဇိ၊ ပြီ။ နေဝသညာနာသညာယတနသမာပတ္တိယာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ သညာဝေဒယိတနိရောဓံ၊ သညာ၊ ဝေဒနာတို့၏ ချုပ်ခြင်းဟုဆိုအပ်သော နိရောဓသမာပတ်သို့။ သမာပဇ္ဇိ၊ ပြီ။

အထ-တသ္မိံ ကာလေ၊ မြတ်စွာဘုရား၏ နိရောဓသမာပတ်သို့ ဝင်စားလျက် နေတော်မူရာ ထိုအခါ၌။ အာယသ္မာ အာနန္ဒော၊ သည်။ အာယသ္မန္တံ အနုရုဒ္ဓံ၊ အသျှင်အနုရုဒ္ဓါကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ လျှောက်ပြီး။ ကိံ၊ သို့။ အဝေါ၊ နည်း?။ “ဘန္တေ အနုရုဒ္ဓံ၊ အသျှင်ဘုရားအနုရုဒ္ဓါ။ ဘဂဝါ၊ သည်။ ပရိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံတော်မူပြီလော”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုဠတ္ထံ၊ သော်။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်။ အာယသ္မာ အာနန္ဒါကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အာဝုသော အာနန္ဒန္တာ။ ဘဂဝါ၊ သည်။ နပရိနိဗ္ဗာတော၊ ပရိနိဗ္ဗာန်စံတော်မူသေး။ သညာဝေဒယိတနိရောဓံ၊ သညာ၊ ဝေဒနာတို့၏ ချုပ်ခြင်းဟုဆိုအပ်သော နိရောဓသမာပတ်သို့။ သမာပဇ္ဇော၊ ကောင်းစွာရောက်တော်မူပြီး။ ဝါ၊ ဝင်စားတော်မူပြီး”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

အထ-ပစ္ဆိမာ၊ နိရောဓသမာပတ်သို့ ဝင်စားတော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်။ သညာဝေဒယိတနိရောဓသမာပတ္တိယာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ နေဝသညာနာသညာယတနံ၊ သို့။ သမာပဇ္ဇိ၊ မူပြီး။ နေဝသညာနာသညာယတနသမာပတ္တိယာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ အာကိဉ္စညာယတနံ၊ သို့။ သမာပဇ္ဇိ၊ မူပြီး။ အာကိဉ္စညာယတနသမာပတ္တိယာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ ဝိညာဏဉ္စာယတနံ၊ သို့။ သမာပဇ္ဇိ၊ မူပြီး။ ဝိညာဏဉ္စာယတနသမာပတ္တိယာ၊ မှ။ ဝုဠဟိတွာ၊ မူပြီး၍။ အာကာသာနဉ္စာယတနံ၊ သို့။

သမာပဇ္ဇိမူပြီ။ အကဝသာနဉာယတနသမာပတ္တိယာမ္မာ။ ဝုဠဟိတွာမူပြီး၍။ စတုတ္ထံ
 ဈာနံ။ သမာပဇ္ဇိမူပြီ။ စတုတ္ထဇ္ဈာနာမ္မာ။ ဝုဠဟိတွာ။ မူပြီး၍။ တတိယံဈာနံ။ သမာ
 ပဇ္ဇိမူပြီ။ တတိယဇ္ဈာနာမ္မာ။ ဝုဠဟိတွာ၍။ ဒုတိယံဈာနံ။ သမာပဇ္ဇိမူပြီ။ ဒုတိယဇ္ဈာ
 နာဒုတိယဈာနမ္မာ။ ဝုဠဟိတွာမူပြီး၍။ ပဌမံ ဈာနံ။ သမာပဇ္ဇိမူပြီ။ ပဌမဇ္ဈာနာမ္မာ။
 ဝုဠဟိတွာ။ ၍။ ဒုတိယံ ဈာနံ။ သမာပဇ္ဇိမူပြီ။ ဒုတိယဇ္ဈာနာမ္မာ။ ဝုဠဟိတွာမူပြီး၍။
 တတိယံ ဈာနံ။ သမာပဇ္ဇိမူပြီ။ တတိယဇ္ဈာနာမ္မာ။ ဝုဠဟိတွာမူပြီး၍။ စတုတ္ထံ ဈာနံ။
 သမာပဇ္ဇိမူပြီ။ စတုတ္ထဇ္ဈာနာမ္မာ။ ဝုဠဟိတွာမူပြီး၍။ သမနန္တရာ။ ပစ္စဝေက္ခဏာ
 ဇော၏ အခြားမဲ့ဖြစ်သောကာလ၌။ ဘဂဝါ။ သည်။ ပရိနိဗ္ဗာယံ။ ပရိနိဗ္ဗာန်စံတော်
 မူပြီ။

၂၂၀။ ဘဂဝတိ။ သည်။ ပရိနိဗ္ဗာတေ။ ပရိဗ္ဗာန်စံတော်မူပြီးသည်ရှိသော်။ ပရိနိဗ္ဗာနာ။
 ပရိနိဗ္ဗာန်စံလွန်တော်မူခြင်းနှင့်။ ဝါ။ ပရိနိဗ္ဗာန်စံလွန်တော်မူရာအခါနှင့်။ သဟကွ။
 မဟာ ကြီးစွာသော။ ဘိသနကော။ ကြောက်စေတတ်သော။ ဝါ။ ကြောက်ရာဖြစ်သော။
 သလောမဟံသော။ အမွေးတို့၏ ရွှင်ခြင်းနှင့်တကွဖြစ်သော။ ဝါ။ ကြက်သီးမွေးညှင်း
 ထခြင်းနှင့်တကွဖြစ်သော။ ဘူမိစာလော။ မြေတုန်လှုပ်ခြင်းသည်။ အဟာသိ။ ပြီ။
 ဒေဝဒုန္နုတိယော စ။ မိုဗ်းစည်တို့သည်လည်း။ ဖလံ သု။ ထစ်ကြိုးကုန်ပြီ။ ဝါ။ မြည်
 ဟီးကုန်ပြီ။ ဘဂဝတိ။ သည်။ ပရိနိဗ္ဗာတေ။ သော်။ ပရိနိဗ္ဗာနာ။ နှင့်။ သဟကွ။ သဟမ္ပတိ။
 သဟမ္ပတိအမည်ရှိသော။ မြဟ္မာ။ မြဟ္မာသည်။ ဣမံ ဂါထံ။ ဤဂါထာကို။ အဘာသိ။
 ရွတ်ဆိုပြီ။ ကိံ။ သို့။ အဘာသိ။ နည်း။

“ယတ္ထ-ယသ္မိ” လောကော အကြင်လောက၌။ တောဒိသော။ ဤအနန္တ
 ပုဉ်းရှင်ကဲ့သို့ရှုအပ်သော သဘောရှိသော။ အပ္ပုပ္ပလော။ တုဘက် ပြိုင်ဘက်
 ဖြစ်သောပုဂ္ဂိုလ်မှ ကင်းတော်မူသော။ တထာဂတော။ ဝိပဿီအစရှိသော
 ရှေးဘုရားတို့ကဲ့သို့ ဆယ်ပါးသောပါရမီတို့ကို ဖြည့်ကျင့်တော်မူပြီး၍ နိဗ္ဗာန်
 သို့ ကြံသွားတော်မူတတ်သော။ မလပ္ပတ္တော။ ဆယ်ပါးသောဉာဏမလသို့
 ရောက်တော်မူပြီးသော။ သမ္ပုဇ္ဈော။ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား
 ထင်ထင် ကိုယ်တော်တိုင်ထိုးထွင်း၍ သိမြင်တော်မူပြီးသော။ သတ္တော။ မြတ်
 စွာဘုရားသည်သော်လည်း။ ဝါ။ မြတ်စွာဘုရားသော်မှလည်း။ [ဝိ-ကျေ။]
 ပရိနိဗ္ဗာတေ။ ပရိနိဗ္ဗာန်စံတော်မူရတုံသေး၏။ (တသ္မိ” လောကော၌။)
 သဗ္ဗေဝ။ တစ်ယောက်မကြွင်း ခပင်းဥသို့ အလုံးစုံသာလျှင်ဖြစ်ကုန်သော။
 ဘူတာ။ သတ္တဝါတို့သည်။ သမုဿယံ။ ခန္ဓာငါးပါး အပေါင်းကို။ နိက္ခိယန္တိ။
 မချွတ်မလွှဲ အမြဲကေန အမှန်စင်စစ် ပစ်ချကြရကုန်လိမ့်လတ္တံ့။”။ ဣတိ။ သို့။
 အဘာသိ။ ပြီ။

၂၂၁။ ဘဂဝတိ။ သည်။ ပရိနိဗ္ဗာတေ။ သော်။ ပရိနိဗ္ဗာနာ။ နှင့်။ သဟကွ။ ဒေဝါနံ။
 နတ်တို့၏။ ဣန္ဒော။ အစိုးရသောအရှင်ဖြစ်သော။ တနည်း-ဒေဝါနံတို့ကို။ ဣန္ဒော။
 အစိုးရသော။ သက္ကာ။ သကြားသည်။ ဣမံ ဂါထံကို။ အဘာသိ။ ပြီ။ ကိံ။ သို့။
 အဘာသိ။ နည်း။

“(ယသ္မိံ၊ ကြောင့်။) သင်္ခါရာ၊ ကံ၊စိတ်၊ဥတု၊အာဟာရတည်းဟူသော လေးပါးသောအကြောင်းတရားတို့သည် ပေါင်း၍ ပြုပြင်စီရင်အပ်ကုန်သော တေဘူမကသင်္ခါရတို့သည်။ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်ခြင်း၊ ပျက်ခြင်းသဘော ရှိကုန်၏။ဥပ္ပဇ္ဇိတွာ၊ဖြစ်ကုန်ပြီး၍။နိရုဇ္ဈန္တိ၊ ကွယ်၊ပျောက်၊ချုပ်၊ငြိမ်း ရှပ်သိမ်း ကြကုန်၏။ (တသ္မိံ၊ကြောင့်။)သင်္ခါရာ၊ တို့သည်။ အနိစ္စာ ဝတ၊ ဩဝါ-မမြဲ ကုန်လေစွတကား။ ဝါ၊မမြဲကုန်လေစွ-ဩဝါ၊တေသံ-သင်္ခါရာနံ၊တို့၏။ ဝုပသ မော၊အဖြစ်ဇာတ်သိမ်း အေးငြိမ်းရာဖြစ်သော နိဗ္ဗာန်သည်သာ။ [ဇဝ-ကျေ။] သုခေါ၊စင်စစ်ကေန အမှန်ချမ်းသာခွဲ၏”။ဣတိ၊သို့။အဘာသိ၊ပြီ။

၂၂၂။ ဘဂဝတိ၊သည်။ ပရိနိဗ္ဗာတေ၊သော်။ ပရိနိဗ္ဗာနာ၊ နှင့်။ သဟ၊ ကွ။ အာယသ္မာ အနုရုဇ္ဈော၊သည်။ဣမာ ဂါထာယော၊ တို့ကို။ အဘာသိ၊ ပြီ။ ကိံ၊သို့။ အဘာသိ၊နည်း?။

“အနေဇော၊ ကာမဂုဏ်သမုတ် အာရုံယုတ်ကြောင့် တုန်လှုပ်တတ်သော တဏှာရှိတော်မမူသော။ယံ- ယော မုနိ၊အကြင်ကြောင်း၊ကျိုးနှစ်တန်လမ်း အမှန်ကို ကေန်သိတော်မူတတ်သော မြတ်စွာဘုရားသည်။ သန္တိံ၊ ကိလေ သာရှင်ထွေး အပူဘေး၏ ငြိမ်းအေးခြင်းဟုဆိုအပ်သော အနုပါဒိသေသ နိဗ္ဗာန်ကို။ ဝါ၊ခန္ဓာရှပ်မှတ် အပုပ်ဓာတ်ကို မြတ်မြတ်ချုပ်ငြိမ်း ဘဝဇာတ်ရှပ် သိမ်းခြင်းဟုဆိုအပ် အနုပါဒိသေသနိဗ္ဗာန်ကို။ အာရံ၊ရည်ရော်စွဲလမ်း ရည် မှန်းတော်မူလျက်။ ကာလမကရီ၊ ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့ပြီ။ ဌိတစိတ္တဿ၊ လှုပ်ရှားမယိုင် ကျောက်မလျှိုင်းသို့ ကြံ့ခိုင်တည်မတ် တည်တံ့သောစိတ်ရှိတော် မူသော။ တာဒိနော၊ ဣဋ္ဌာရုံ၊အနိဗ္ဗာရုံတို့၌ ထိုကဲ့သို့ရှုအပ်သော သဘောရှိ တော်မူသော။ ဝါ၊ လာဘာလာဘာ စသည်အပြား အာရုံများကြောင့် လှုပ် ရှားမယိုင် ကျောက်မလျှိုင်းသို့ ကြံ့ခိုင်သောစိတ်ရှိတော်မူသော။ (တဿ မုနိ နော၊ထိုကြောင်း၊ကျိုးနှစ်တန် လမ်းအမှန်ကို ကေန်သိတော်မူတတ်သောမြတ် စွာဘုရားအား။) အဿာသပဿာသော၊ ဝင်သက်၊ထွက်သက်သည်။နာဟု- နအဟု၊ဖြစ်တော်မမူတော့ပြီ။

(သော မုနိ၊သည်။) အသလ္လိနေန၊ ပီတိရွမ်းစို သောမနဿပို၍ မတွန့်ကို မဆုပ်နှစ် ကောင်းစွာပွင့်သစ်သော။ စိတ္တေန၊စိတ်ဖြင့်။ ဝေဒနံ၊ ဝေဒနာကို။ အဇ္ဈဝါသယိ၊ ကိုယ်တော်အထက်သို့ ဝန်တက်၍နေစေတော်မူပြီ။ဝါ၊ သည်း ခံတော်မူပြီ။ ပဇ္ဇောတဿ၊ မီး၏။ နိဗ္ဗာနံ၊ ငြိမ်းအေးခြင်းသည်။ ဟောတိ ဣဝ၊ ဖြစ်သကဲ့သို့။ (တထာ၊ တူ။ တဿ မုနိနော၊၏။) စေတသော၊ စိတ် တော်၏။ ပိမောက္ခော၊ မတားဆီး မနှောင့်ယှက် မကုန်ကွက်ဘဲ သက်သက် သောကိလေသာတို့မှလွတ်ခြင်းသည်။ အဟု၊ ဖြစ်တော်မူပြီ”။ ဣတိ၊သို့။ အဘာသိ၊ပြီ။

၂၂၃။ ဘဂဝတိ၊သည်။ ပရိနိဗ္ဗာတေ၊သော်။ ပရိနိဗ္ဗာနာ၊နှင့်။ သဟ၊ကွ။အာယ သ္မာအာနန္ဓော၊သည်။ ဣမံ ဂါထံ၊ကို။ အဘာသိ၊ပြီ။ ကိံ၊သို့။အဘာသိ၊နည်း?။

“သဗ္ဗာကာရဝရူပေတေ၊ အလုံးစုံသောသီလ၊ သမာဓိ၊ ပညာအစရှိသော မြတ်သောအကြောင်းတို့နှင့် ပြည့်စုံတော်မူသော။ သမ္မုဒ္ဓေါ၊ မြတ်စွာဘုရား သည်။ ပရိနိဗ္ဗာတေ၊ ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည်ရှိသော်။ ယံ-ဘူမိစလနံ၊ အကြင်မြေ၏ တုန်လှုပ်ခြင်းသည်။ ဘိသနကံ၊ ကြောက်စေဘတ်၏။ ဝါ၊ ကြောက် ရာပေတည်း။ တံ-ဘူမိစလနံ၊ သည်။ အာသိ၊ ပြီ။ ယံ-ဘူမိစလနံ၊ သည်။ လောမဟံသနံ၊ အမွှေးတို့ကိုရှင်စေတတ်၏။ ဝါ၊ ကြက်သီး မွှေးညှင်းထစေ တတ်၏။ တံ-ဘူမိစလနံ၊ သည်။ အာသိ၊ ပြီ”။ ဣတိ၊ သို့။ အဘာသိ၊ ပြီ။

၂၂၄။ ဘဂဝတိ၊ သည်။ ပရိနိဗ္ဗာတေ၊ သော်။ တတ္ထ-တေသု ဘိက္ခုသု၊ တို့ တွင်။ ယေတေဘိက္ခု၊ တို့သည်။ အဝိတရာဝါ၊ ကုန်၏။ အပေကစ္စေ၊ ကုန်သော။ (တေဘိက္ခု၊ တို့သည်။) ဗာဟာ၊ တို့ကို။ ပဂ္ဂယ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။ ဆိန္ဒုပါတံ၊ ဖြစ်၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ ကိံ၊ သို့။ ကန္တန္တိ၊ ကုန်သနည်း။ ကိံ ဝစ နံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်သနည်း။ အာဝဇ္ဇန္တိ၊ ကုန်သနည်း။ ဝိဝဇ္ဇန္တိ၊ ကုန်သနည်း။ “ဘဂဝါ၊ သည်။ အတိဗိပ္ပံ၊ စွာ။ ပရိနိဗ္ဗာတေ၊ ပရိနိဗ္ဗာန်စံတော်မူပြီး သုဂတော၊ သည်။ အတိဗိပ္ပံ၊ စွာ။ ပရိနိဗ္ဗာတေ၊ မူခဲ့ပြီး။ စက္ခုမာ၊ သည်။ အတိဗိပ္ပံ၊ စွာ။ လောကေဋ္ဌံ၊ အန္တရဟိတော၊ ကွယ်ပျောက်တော်မူခဲ့ပြီ”။ ဣတိ၊ သို့။ ကန္တန္တိ၊ ကုန် ၏။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ ယေ ပန ဧေ ဘိက္ခု၊ အကြင်ရဟန်းတို့သည်ကား။ ဝိတရာဝါ၊ ကုန်၏။ တေ ဘိက္ခု၊ တို့သည်။ သတာ၊ ကုန်သည်။ သမ္ပဇာနာ၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။) အဓိ ဝါသေန္တိ၊ ကုန်၏။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ အဓိဝါသေန္တိ၊ ကုန်သနည်း။ (“ယသ္မာ၊ ကြောင့်။) သင်္ခါရာ၊ တို့သည်။ အနိစ္စာ၊ ကုန်။ တံ-တသ္မာ၊ ကြောင့်။ ဣ- ဧာသ္မိံ ခန္ဓပဝတ္ထေ၊ သည်။ (သတိ၊ သော်။ ဒသ၊ ကုန်သော။ ဝါရမိယော၊ တို့ကို။ ပူရေ တွာပိ၊ မူပြီး လျက်လည်းကောင်း။ သမ္မာသဓ္ဓောမိံ၊ သို့။ ပတွာပိ၊ မူပြီးလျက်လည်း ကောင်း။ ဓမ္မစက္ကံ၊ ကို။ ပဝတ္ထေတွာပိ၊ မူပြီးလျက်လည်းကောင်း။ ယမကပါဠိ ဟာရိ ယံ၊ ကို။ ဒေဿတွာပိ၊ မူပြီးလျက်လည်းကောင်း။ ဒေဝေါရောဟနံ၊ ကို။ ကတွာပိ၊ မူပြီး လျက်လည်းကောင်း။ တထာဂတဿ၊ ၏။ ယံ တံ-သရီရံ၊ သည်။ ဇာတံ၊ ပြီ။ ဘူတံ၊ ပြီ။ သင်္ခံတံ၊ ပြီ။ ပလောကဓမ္မံ၊ ၏။ တထာဂတဿံ၊ ပိ၊ ၏လည်း။ တံ-သရီရံ၊ သည်။ ဝတ၊ အားဖြင့်။ မာပလူဇ္ဇိ၊ လင်း။ ဣတိ-ဧတံ ကာရဏံ၊ ကို။ ရောဒေန္တေနာပိ၊ ပါသော်လည်း။) ကုတောဋ္ဌံ၊ လတ္တာ၊ ပါအံနည်း။ (ကိသ္မိဉ္စ၊ သော။ ဌာနောဋ္ဌံ၊ န လတ္တာ ဧဝ၊ နိုင် သည်သာ”။) ဣတိ-မနသိကတွာ၊ ကုန်၍။ အဓိဝါသေန္တိ၊ ကုန်၏။

၂၂၅။ အထ-တသ္မိံ ကာလေ၊ ရဟန်းတို့ငိုကြွေးမြည်တမ်းကြရာ ထိုအခါ၌။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ သိစေပြီ။ ဝါ၊ ပြောဆို ပြီးကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “အာရုသော၊ တို့။ အလံ၊ မသင့်။ ဝါ၊ မတော်။ တုမှေ၊ တို့သည်။ မာ သောစိတ္ထ၊ မစိုးရိမ် မပူဆူးကြပါကုန်လင့်။ တုမှေ၊ တို့သည်။ မာ ပရိ ဒေဝိတ္ထ၊ မငိုကြွေးမမြည်တမ်းကြပါကုန်လင့်။ အာရုသော၊ တို့။ ဘဂဝဘာ၊ သည်။ ဧတံ- ဝစနံ၊ ကို။ ပဋိကစ္စေဝ၊ သာလျှင်။ အက္ခာတံ နနု၊ မဟုတ်တုံလော။ ကိံ၊ သို့။ အက္ခာ

တံ၊နည်း?၊ ‘ပိယေဟိ၊ကုန်သော။ မနာပေဟိ၊ကုန်သော။ သဗ္ဗေဟေဝ၊တို့နှင့်သာလျှင်၊
 နာနာဘာဝေါ၊ သည်လည်းကောင်း။ ဝိနာဘာဝေါ၊ သည်လည်းကောင်း။ အည
 ထာဘာဝေါ၊သည်လည်းကောင်း။ ဟောတိ၊၏’။ဣတိ၊ သို့။အက္ခရာတံ နန၊ မဟုတ်တုံ
 လော။ အာဂုသော၊ တို့။ တံ-တသ္မာ၊ ကြောင့်။ ဧတ္ထ-ဧတသ္မိ ခန္ဓပဝတ္ထေ၊ သည်။
 (သတိ၊သော်။ ဒသ၊ကုန်သော။ ပါရမိယော၊တို့ကို။ ပုရောဘူပိ၊ မူပြီးလျက်လည်း
 ကောင်း။ သမ္မာသမ္မောဓိ၊သို့။ ပက္ခာပိ၊ မူပြီးလျက်လည်းကောင်း။ ဓမ္မစက္ကံ၊ ကို။
 ပဝတ္ထေတွာပိ၊ မူပြီးလျက်လည်းကောင်း။ယမကပါဒ္ဓိဟာဂရိယံ၊ကို။ ဒသေတွာပိ၊ မူပြီး
 လျက် လည်းကောင်း။ ဒေဝေါရောဟနံ၊ ကို။ ကတွာပိ၊ မူပြီးလျက် လည်းကောင်း။
 တထာဂတဿ၊ ၏။) ‘ယံ တံ-သရီရံ၊ သည်။ ဇာတံ၊ ငြိ။ ဘူတံ၊ငြိ။ သင်္ခတံ၊ငြိ။
 ပလောကဓမ္မံ၊၏။ (တထာဂတဿာပိ၊ ၏လည်း။) တံ-သရီရံ၊ သည်။ ဝတ၊အားဖြင့်။
 မာ ပလုဇ္ဈိ၊ ပါစေလင့်’။ ဣတိ-ဧတံ ဌာနံ၊သည်။ န ဝိဇ္ဇတိ၊မရှိခဲ့။ (ရောဒေန္တေနာပိ၊
 ပါသော်လည်း။)တံ-ဌာနံ၊ကို။ ကုတော၊ဌ။ လတ္တာ၊ပါအံနည်း။ (ကိသ္မိဉ္စိ၊ သော။
 ဌာနေ၊ ဌ။ န လတ္တာဝေ၊ နိုင်သည်သာ။) အာဂုသော၊ တို့။ ဒေဝတာ၊ တို့သည်။
 ဥဇ္ဈာယန္တိ၊ကုန်၏’။ဣတိ၊သို့။ အာမန္တေသိ၊ငြိ။ (ဧဝံ၊သို့။ဝုတ္ထေ၊သော်။ အာယသ္မာ
 အာနန္ဒော၊ သည်။ အာယသ္မန္တံအနုရုဒ္ဓံ၊ ကို။ ဧတံ-ဝစနံ၊ကို။ အဝေါစ၊ ငြိ။) ကိံ၊
 သို့။အဝေါစ၊ နည်း?။ ‘ဘန္တေ အရှင်ဘုရား အနုရုဒ္ဓါ။ အာယသ္မာ အနုရုဒ္ဓေါ၊
 သည်။ ကတံဘူတာ၊ အဘယ်သို့ ဖြစ်ကုန်သော။ ဝါ၊ အဘယ်သို့သော သဘော
 ရှိကုန်သော။ ဒေဝတာ၊ တို့ကို။ မနသိ၊ဌ။* ကရောတိ ပန၊ မူပါသနည်း။တနည်း-
 မနသိကရောတိ ပန၊ မူပါသနည်း။ တာဒေဝတာ၊ တို့သည်။ သတ္ထု၊၏။ ပရိနိဗ္ဗာနံ၊
 မူခြင်းကို။ အဝေါသေန္တိ ကိံ၊ မိမိဘို့အထက်သို့ ဝန်တက်၍ နေစေနိုင်ကြပါကုန်
 သလော။ ဝါ၊ သည်းခံနိုင်ကြပါကုန်သလော။ ဝါ၊ နှစ်သက်ကြပါကုန်သလော’။
 [လေးပုဒ်အဋ္ဌကထာမှဆောင်၍ယောဇနာသည်။]ဣတိ၊သို့။အဝေါစ၊ငြိ။

ဧဝံ၊သို့။ ဝုတ္ထေ၊သော်။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ကို။
 ဧတံ-ဝစနံ၊ကို။ အဝေါစ၊ ငြိ။)ကိံ၊သို့။အဝေါစ၊နည်း?။ ‘အာဂုသော၊အာနန္ဒာ၊ ဌာ။
 အာကာသေ၊ ဌ။ ပထဝီသညိနိယော၊ ကုန်သော။ ဒေဝတာ၊တို့သည်။ သန္တိ၊ကုန်၏။
 (တာ ဒေဝတာ၊တို့သည်။) ကေသေ၊ တို့ကို။ ပကိရိယ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။
 မာဟာ၊ တို့ကို။ ပဂ္ဂယ၊ကုန်၍။ ကန္တန္တိ၊ ကုန်၏။ သိန္နုပိတံ၊ ၍။ ပပတန္တိ၊ ကုန်၏။
 အာဝဠန္တိ၊ကုန်၏။ ဝိဝဠန္တိ၊ကုန်၏။ ကိံ၊ သို့။ ကန္တန္တိ၊ ကုန်သနည်း။ ကိံဝစနံ၊
 ကို။ ဝဘ္ဘာ၊ ကုန်၍။ ပပတန္တိ၊ ကုန်သနည်း။ အာဝဠန္တိ၊ ကုန်သနည်း။ ဝိဝဠန္တိ၊
 ကုန်သနည်း?။ ‘ဘဂဝါ၊သည်။ အတိဝိပ္ပံ၊စွာ။ ပရိနိဗ္ဗာတော၊ မူခဲ့ပြီ။ သုဂတော၊
 သည်။အတိဝိပ္ပံ၊ စွာ။ ပရိနိဗ္ဗာတော၊မူခဲ့ပြီ။ စက္ခုမာ၊သည်။အတိဝိပ္ပံ၊ စွာ။ လောကေ၊

* မှတ်ချက်။ ။ [ဤဝါကျ၌ “မနသိကရောန္တိ”ဟု ပါဠိပုဂံလျက်ရှိကြ
 ၏။ “မနသိ ကရောတိ”ရှိမှ သင့်မည်။ “အာယသ္မာ အနုရုဒ္ဓေါ သလ္လေခေ
 ကိံ”ဟူသော အဋ္ဌကထာပါဠိကိုထောက်။]

ဌ။ အန္တရဟိတော၊ မုခဲပြီ”။ ဣတိ၊ သို့၊ ကန္တန္တိ၊ ကုန်၏။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ အာဝုသော အာနန္ဒန္တံ။ ပထဝိယံ၊ ဌ။ ပထဝီသည်နိယာ၊ ကုန်သော။ ဒေဝတာ၊ တို့သည်။ သန္တိ၊ ကုန်၏။ (တာ ဒေဝတာ၊ တို့သည်။) ကေသေ၊ တို့ကို။ ပကိရိယ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။ မာဟာ၊ တို့ကို။ ပဂ္ဂယံ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။ ဆိန္ဒပါတံ၊ ၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ ကိံ၊ သို့။ ကန္တန္တိ၊ ကုန်သနည်း။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်သနည်း။ အာဝဇ္ဇန္တိ၊ ကုန်သနည်း။ ဝိဝဇ္ဇန္တိ၊ ကုန်သနည်း။ “ဘဂဝါ၊ သည်။ အတိဒိပုံ၊ စွာ။ ပရိနိဗ္ဗုတော၊ မုခဲပြီ။ သုဂတော၊ သည်။ အတိဒိပုံ၊ စွာ။ ပရိနိဗ္ဗုတော၊ မုခဲပြီ။ စက္ခုမာ၊ သည်။ အတိဒိပုံ၊ စွာ။ လောကေ၊ ဌ။ အန္တရဟိတော၊ မုခဲပြီ”။ ဣတိ၊ သို့။ ကန္တန္တိ၊ ကုန်၏။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ ယာ ပန တာ ဒေဝတာ၊ တို့သည်ကား။ ဝိတရာဂါ၊ ကုန်၏။ တာ-ဒေဝတာ၊ တို့သည်။ သတာ၊ ကုန်သည်။ သမ္ပဇာနာ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ အဓိဝါသေန္တိ၊ ကုန်၏။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ အဓိဝါသေန္တိ၊ ကုန်သနည်း။ (“ယသ္မာ၊ ကြောင့်။) သင်္ခါရာ၊ တို့သည်။ အနိစ္စာ၊ ကုန်။ တံ-တသ္မာ၊ ကြောင့်။ ဧတ္ထ-ဧတသ္မိံ ခန္ဓပဝတ္ထေ၊ သည်။ (သတိ၊ သော်။ ဒသ၊ ကုန်သော။ ပါရမိယော၊ တို့ကို။ ပူဇေတွာပိ၊ မူပြီးလျက်လည်းကောင်း။ သမ္မာသဇ္ဇောမိံ၊ သို့။ ပတွာပိ၊ မူပြီးလျက်လည်းကောင်း။ ဓမ္မစက္ခုကို။ ပဝတ္ထေတွာပိ၊ မူပြီးလျက်လည်းကောင်း။ ယမကပါဠိဟာရိယံ၊ ကို။ ဒေသသ္မာတွာပိ၊ မူပြီးလျက်လည်းကောင်း။ ဒေဝေါရောဟနံ၊ ကို။ ကတွာပိ၊ မူပြီးလျက်လည်းကောင်း။ ‘တထာဂတဿ၊ ၎်။ ယံ တံ-သရီရံ၊ သည်။ ဧတံ၊ ပြီ။ ဘူတံ၊ ပြီ။ သင်္ခတံ၊ ပြီ။ ပလောကဓမ္မံ၊ ရှိခဲ၏။ တထာဂတဿာပိ၊ ၎်လည်း။ တံ-သရီရံ၊ သည်။ မာ ပလုဇ္ဇိ၊ ပါစေလင့်’။ ဣတိ-ဧတံ ကာရဏံ၊ ကို။ ရောဒေန္တေနာပိ၊ ပါသော်လည်း။) ကုတော၊ ဌ။ လတ္တာ၊ နိုင်ပါအံနည်း။ (ကိသ္မိဉ္စိ၊ သော။ ဌာနော၊ ဌ။ န လတ္တာ ဧဝ၊ နိုင်သည်သာ။) ဣတိ-မနသိကတွာ၊ ကုန်၍။ အဓိဝါသေန္တိ၊ ကုန်၏”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ အထ-ပစ္စာ၊ ရဟန်းတို့ကို ဆုံးမတော်မူပြီးရာ ကာလမှ နောက်ဌ။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်လည်းကောင်း။ အာယသ္မာ အာနန္ဒော စ၊ သည်လည်းကောင်း။ တံ ရတ္တာဝသေသံ၊ ထိုညဉ့်၏ ကြွင်းသော အနည်းငယ်သော အခါကို။ ဝါ၊ ထို အနည်းငယ်ညဉ့်ကြွင်းကို။ ဝါ၊ ထိုနှစ်နာရီ သုံးနာရီခန့် အတိုင်း အရှည်သော ညဉ့်ကြွင်းကို။ ဓမ္မိယာ၊ တရားရှိသော။ ကထာယ၊ မရဏပုဂ္ဂိုလ်ယုတ္တကထာဖြင့်။ ဝိတိနာမေသံ၊ လွန်စေကြကုန်ပြီ။

၂၂၆။ အထ-ပစ္စာ၊ ညဉ့်၏ ကြွင်းသော အနည်းငယ်သော ကာလကို လွန်စေ ကြပြီးရာ ကာလမှ နောက်ဌ။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်။ အာယသ္မန္တိ အာနန္ဒံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “အာဝုသော အာနန္ဒန္တံ၊ တို့သည်။ ဂစ္ဆ၊ လော့။ (ဂန္တော ၍။) ကုသိနာရံ၊ သို့။ ပဝိသိတွာ၊ ၍။ ကောသိနာရ ကာနံ၊ ကုန်သော။ မလ္လံနံ၊ တို့အား။ အာရောစေဟိ၊ ရေလော့။ ကိံ၊ သို့။ အာရော

စေဟိ၊ နည်း?။ ‘ဝါသိဋ္ဌာ၊ တို့။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတော၊ မူခဲပြီ။ ဒါနိ၊ ဌ။ တုမောတို့သည်။ ယဿ ဝမနဿ၊ ၏။ ကာလံ၊ ကို။ မညထ၊ ကုန်၏။ (တဿ ဝမနဿ၊ ၏။ ကာလံ၊ ကို။ တုမေယေဝ၊ တို့သည်သာလျှင်။ ကရောထ၊ ကုန်လော့’။) ဣတိ၊ သို့။ အာရောစေဟိ၊ လော့’။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။) အာယသ္မာ အာနန္ဒော၊ သည်။ ‘ဘန္တေ၊ အရှင်ဘုရား။ ဧဝံ၊ ပါပြီ’။ ဣတိ ခေါ်။ သို့သာလျှင်။ အာယသ္မတော အနုရုဒ္ဓဿ၊ အာ။ ပဋိသုဘ္ဘာ၊ ပြီး၍။ ပုဗ္ဗဏှသမယံ၊ ဌ။ ဝါ၊ လုံး။ နိဝါသေတွာ၊ ပြီး၍၊ ပတ္တစိဝရံ၊ ကို။ အာဒါယ၍။ အတ္တဒုတိယေ၊ သည်။ ဟုတွာ၍။ ကုသိနာရံ၊ သို့။ ပါဝိသိ၊ ပြီ။ (ယေန သမယေန၊ ဌ။ အာယသ္မာ အာနန္ဒော၊ သည်။ ကုသိနာရံ၊ သို့။ ပါဝိသိ၊ ပြီ။) တေန ခေါ် ပန သမယေန၊ အသျှင် အာနန္ဒာ၏ ကုသိနာရံ၊ မြို့သို့ ဝင်ရာ ထိုအခါ၌။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ တေနော ကရဏီယေန၊ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသည်၏အဖြစ်ကို ကြားကြရကုန်၍ ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော ထိုကိစ္စဖြင့်သာလျှင်။ သန္တာဂါရေ၊ ဌ။ သန္တိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ အထ-ပစ္စာ၊ ကုသိနာရံ၊ မြို့သို့ ဝင်ပြီးရာ ကာလမှ နောက်၌။ အာယသ္မာ အာနန္ဒော၊ သည်။ ယေန-ဌာနေန၊ ဌ။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့၏။ သန္တာဂါရံ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ ထိုမလ္လာမင်းတို့၏ လွှတ်ရုံးစရပ်ရှိရာအရပ်သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့အား။ ‘အာရောစေသိ၊ ပြီ။ ကိံ၊ သို့။ အာရောစေသိ၊ နည်း?’။ ‘ဝါသိဋ္ဌာ၊ တို့။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတော၊ မူခဲပြီ။ ဒါနိ၊ ဌ။ တုမောတို့သည်။ ယဿ ဝမနဿ၊ ၏။ ကာလံ၊ ကို။ မညထ၊ ကုန်၏။ (တဿ ဝမနဿ၊ ၏။ ကာလံ၊ ကို။ တုမေယေဝ၊ တို့သည်သာလျှင်။ ကရောထ၊ ကုန်လော့’။) ဣတိ၊ သို့။ အာရောစေသိ၊ ပြီ။ အာယသ္မတော အာနန္ဒဿ၊ ၏။ ဣဒံ ဝစနံ၊ ဤ မြတ်စွာဘုရားပရိနိဗ္ဗာန်စံကြောင်းစကားကို သူတွာ၊ ကုန်၍။ ဝါ၊ ကုန်သည် ရှိသော်။ ဝါ၊ ကုန်ခြင်းကြောင့်။ မလ္လာ စ၊ တို့သည်လည်းကောင်း။ မလ္လာပုတ္တာ စ၊ တို့သည်လည်းကောင်း။ မလ္လာသုဏိသံ စ၊ တို့သည်လည်းကောင်း။ မလ္လာပဇာပတိယော စ၊ တို့သည်လည်းကောင်း။ အဃာဝိနေော၊ ကုန်သည်။ ဒုမ္မနာ၊ ကုန်သည်။ စေတောဒုက္ခ သမပ္ပိတာ၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။) အပ္ပေကစ္စေ၊ ကုန်သော။ (မလ္လာ၊ တို့သည်။) ကေသေ၊ တို့ကို။ ပကိရိယ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။ ဗာဟာ၊ တို့ကို။ ပဂ္ဂယ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။ ဆိန္နပါတံ၊ ၍။ ပပဘန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ ကိံ၊ သို့။ ကန္တန္တိ၊ ကုန်သနည်း။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်သနည်း။ အာဝဇ္ဇန္တိ၊ ကုန်သနည်း။ ဝိဝဇ္ဇန္တိ၊ ကုန်သနည်း?။ ‘ဘဂဝါ၊ သည်။ အတိဝိပ္ပံ၊ စွာ။ ပရိနိဗ္ဗာတော၊ မူခဲပြီ။ သုဂတော၊ သည်။ အတိဝိပ္ပံ၊ စွာ။ ပရိနိဗ္ဗာတော၊ မူခဲပြီ။ စက္ခုမာ၊ သည်။ အတိဝိပ္ပံ၊ စွာ။ လောကော၊ ဌ။ အန္တရဟိတော၊ မူခဲပြီ’။ ဣတိ၊ သို့။ ကန္တန္တိ၊ ကုန်၏။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။

ဗုဒ္ဓသရီရပူဇာ

၂၂၇။ အထ-ပစ္စာ၊ ငိုကြွေးမြည်တမ်းကြပြီးရာကာလမှနောက်၌။ ကောသိနာ^၉ ရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ ပုရိသေ၊ တို့ကို။ အာဏာပေသံ၊ စေခိုင်းကြ ကုန်ပြီ။ ကိံ၊ သို့။ အာဏာပေသံ၊ ကုန်သနည်း?။ “ဘဏော၊ အချင်းတို့။ မယံ၊ တို့သည်။ တေနဟိ၊ တိုက်တွန်းကုန်၏။ တနည်း-(ယေန-ကာရဏေန၊ အကြင်၊ အကြောင်းကြောင့်။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာတော၊ မူခဲ့ပြီ။) တေန ဟိ-ကာရဏေန၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံတော်မူသည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့် သာလျှင်၊ တနည်း-ဘဏောတို့။ (ဘဂဝါ၊ သည်။ ယဒိ ပရိနိဗ္ဗာတော၊ အကယ်၍ ပရိနိဗ္ဗာန် စံတော်မူခဲ့အံ့။) တေန ဟိ၊ ထိုသို့ ပရိနိဗ္ဗာန်စံတော်မူခဲ့သော်၊ ဝါ၊ ထိုသို့ ပရိနိဗ္ဗာန် စံတော်မူခဲ့တပြီးကား။ တုမှေ၊ တို့သည်။ ကုသိနာရာယံ၊ ၌။ ဂန္ဓမာလဉ္စ၊ နံ့သာပန်း ကိုလည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသော။ တာဠာဝစရဉ္စ၊ ရိုက်နှက်တီးခတ်အပ်သော တူရိယာသံ၏ ဖြစ်ရာတူရိယာဘဏ္ဍာကိုလည်းကောင်း။ သန္ဓိပါတာပေထ၊ ကောင်း စွာကျရောက်စေကြကုန်သော။ ဝါ၊ စည်းဝေးစေကြကုန်လော့”။ ဣတိ၊ သို့။ အာဏာ ပေသံ၊ ကုန်ပြီ။ အထ-ပစ္စာ၊ စေခိုင်းတိုက်တွန်းကြပြီးရာကာလမှ နောက်၌။ ကောသိ နာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ ဂန္ဓမာလဉ္စ၊ ကိုလည်းကောင်း။ သဗ္ဗံ၊ သော။ တာဠာဝစရဉ္စ၊ ကိုလည်းကောင်း။ ပဉ္စ ဒုဿယုဂသတာနိ စ၊ ဝါးရာသောပုဆိုးအစုံ တို့ကိုလည်းကောင်း။ အာဒါယ၊ ယူကြကုန်၍။ ယေန-ဌာနေန၊ ၌။ ဥပဝတ္တနံ၊ သော။ မလ္လာနံ၊ တို့၏။ သာလဝနံ၊ သည်။ အတ္ထိ၊ ၏။ ယေန-ဌာနေန၊ အကြင်တစ်စိတ်သော အရပ်၌။ ဘဂဝတော၊ ၏။ သရီရံ၊ ကိုယ်တော်သည်။ ဝါ၊ အလောင်းတော်သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ ထိုမလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်၊ မြတ်စွာ ဘုရား၏ အလောင်းတော်ရှိရာအရပ်သို့၊ ဥပသင်္ကမိံ သု၊ ကုန်၏။ ဥပသင်္ကမိတွာ၊ ကုန်ပြီး ၍။ ဘဂဝတော၊ ၏။ သရီရံ၊ ကို။ နစ္စေဟိ၊ ကခြင်းတို့ဖြင့်လည်းကောင်း။ ဝိတေဟိ၊ သီချင်းတို့ဖြင့်လည်းကောင်း။ ဝါဒိတေဟိ၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း။ မာ လေဟိ၊ ပန်းဘို့ဖြင့်လည်းကောင်း။ ဂန္ဓေဟိ၊ နံ့သာတို့ဖြင့် လည်းကောင်း။ သက္က ရောန္တာ၊ ကောင်းစွာပြုကြကုန်လျက်။ ဂရံ၊ ကရောန္တာ၊ အလေးပြုကြ ကုန်လျက်။ မာနေန္တာ၊ မြတ်နိုးကြကုန်လျက်။ ပူဇေန္တာ၊ ပူဇော်ကြကုန်လျက်။ စေလဝိတာနာနိ၊ ပုဆိုး မိတာနတို့ကို။ ဝါ၊ ပုဆိုးမျက်နှာကြက်တို့ကို။ ကရောန္တာ၊ ပြုကြကုန်လျက်။ မဏ္ဍလမာဠေ၊ ပုဆိုး တန်ဆောင်းဝန်းတို့ကို။ ဝါ၊ ပုဆိုးမဏ္ဍပ်တို့ကို။ ပဋိယာဒေန္တာ၊ စီရင်ကြကုန်လျက်။ ဧကဒိဝသံ၊ တစ်နေ့ကို။ ဝိတိနာမေသံ၊ လွန်စေကြကုန်ပြီ။

အထ-ပစ္စာ၊ တစ်နေ့ကိုလွန်စေပြီးရာ ကာလမှနောက်၌။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့အား။ ဧတံ-ပရိပိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သို့။ အ ဟောသိ၊ နည်း?။ “အဇ္ဇ၊ ဤနေ့၌။ ဝါ၊ ယနေ့၌။ ဝါ၊ ဤနေ့သည်။ ဘဂဝတော၊ ၏။ သရီရံ၊ ကို။ ဈာပေတံ၊ မီးလောင်စေခြင်းငှါ။ ဝါ၊ မီးသဖြိုဟ်ခြင်းငှါ။ အတိဝိကာ လော ခေါ၊ အလွန်မိုးချုပ်ခဲ့သည်သာ။ ဒါနိ၊ ၌။ သွေ၊ နက်ဖြန်၌။ မယံ၊ တို့သည်။ ဘဂဝတော၊ ၏။ သရီရံ၊ ကို။ ဈာပေဿာမ၊ ကုန်တော့အံ့”။ ဣတိ-ဧတံ ပရိ

ငါတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ အထ-ပစ္စိ၊ အကြိဖြစ်ကြပြီးရာ ကာလမှ နောက်၌။
 ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ ဘဂဝတော၊ ၏။ သရီရံ၊ ကို။
 နစ္စေဟိ၊ တို့ဖြင့်လည်းကောင်း။ ဂိတေဟိ၊ တို့ဖြင့်လည်းကောင်း။ ဝါဒိတေဟိ၊ တို့
 ဖြင့်လည်းကောင်း။ မာလေဟိ၊ တို့ဖြင့်လည်းကောင်း။ ဂန္ဓေဟိ၊ တို့ဖြင့်လည်းကောင်း။
 သက္ကရောန္တာ၊ ကုန်လျက်။ ဂရံ ကရောန္တာ၊ ကုန်လျက်။ မာနေန္တာ၊ ကုန်လျက်။
 ပူဇေန္တာ၊ ကုန်လျက်။ စေလဝိတာနာနိ၊ တို့ကို။ ကရောန္တာ၊ ကုန်လျက်။ မဏ္ဍလမာ
 င္ဍေ၊ တို့ကို။ ပဋိယာဒေန္တာ၊ ကုန်လျက်။ ဒုတိယံ၊ နှစ်ရက်တို့၏ပြည့်ကြောင်းဖြစ်သော။
 ဒိဝသမ္ပိ၊ နေ့ကိုလည်း။ ဝိတိနာမေသံ၊ ပြန်ကုန်ပြီ။ တတိယံ၊ သော။ ဒိဝသမ္ပိ၊
 ကိုလည်း။ ဝိတိနာမေသံ၊ ပြန်ကုန်ပြီ။ စတုတ္ထံ၊ သော။ ဒိဝသမ္ပိ၊ ကိုလည်း။
 ဝိတိနာမေသံ၊ ပြန်ကုန်ပြီ။ ပဉ္စမံ၊ သော။ ဒိဝသမ္ပိ၊ ကိုလည်း။ ဝိတိနာမေသံ၊ ပြန်ကုန်
 ပြီ။ ဆဋ္ဌံ၊ သော။ ဒိဝသမ္ပိ၊ ကိုလည်း။ ဝိတိနာမေသံ၊ ပြန်ကုန်ပြီ။

အထ-ပစ္စိ၊ ခြောက်ရက်တို့ကို လွန်စေကြပြီးရာကာလမှ နောက်၌။ သက္ကမံ၊ ခုနစ်
 ရက်တို့၏ပြည့်ကြောင်းဖြစ်သော။ ဒိဝသံ၊ နေ့၌။ ကောသိနာရကာနံ၊ ကုန်သော။
 မလ္လာနံ၊ တို့အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိ၊ သည်။ အဟော
 သိ၊ နည်း။ ‘‘မယံ၊ တို့သည်။ ဘဂဝတော၊ ၏။ သရီရံ၊ ကို။ နစ္စေဟိ၊ တို့ဖြင့်လည်း
 ကောင်း။ ဂိတေဟိ၊ တို့ဖြင့်လည်းကောင်း။ ဝါဒိတေဟိ၊ တို့ဖြင့်လည်းကောင်း။
 မာလေဟိ၊ တို့ဖြင့်လည်းကောင်း။ ဂန္ဓေဟိ၊ တို့ဖြင့်လည်းကောင်း။ သက္ကရောန္တာ၊
 ကုန်လျက်။ ဂရံ ကရောန္တာ၊ ကုန်လျက်။ မာနေန္တာ၊ ကုန်လျက်။ ပူဇေန္တာ၊ ကုန်
 လျက်။ နဂရဿ၊ ၏။ ဒက္ခိဏေန၊ တောင်အရပ်မျက်နှာအသို့ဖြင့်။ ဒက္ခိဏံ၊ တောင်
 အရပ်မျက်နှာအသို့သို့။ ဟရိတွာ၊ ထုတ်ဆောင်ကြကုန်၍။ ဗဟိရေန၊ အပဖြစ်သော
 နံဘေးဖြင့်။ ဗဟိရံ၊ အပဖြစ်သောနံဘေးသို့။ ဟရိတွာ၊ ကုန်၍။ နဂရဿ၊ ၏။
 ဒက္ခိဏတော၊ တောင်အရပ်မျက်နှာ၌။ ဘဂဝတော၊ ၏။ သရီရံ၊ ကို။ ဇာပေဿာမ၊
 ကုန်တော့အံ့’’။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။

၂၂၀။ (ယေန သမယေန၊ ၌။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့အား။
 ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။) တေန ခေါ ပန သမယေန၊ မလ္လာမင်း
 တို့အား အကြိဖြစ်ရာ ထိုအခါ၌။ အဋ္ဌ၊ ရှစ်ယောက်ကုန်သော။ သိသံ၊ ဦးခေါင်းကို။
 နာတာ၊ ဆေးလျော်ကြကုန်ပြီးသော။ မလ္လာပါမောက္ခာ၊ အကြီးအမှူး ဖြစ်ကြကုန်
 သော မလ္လာမင်းတို့သည်။ အဟတာနိ၊ ချေအပ်ပြီးသောအစာမရှိကုန်သော။ ဝါ၊ မချေ
 အပ်သေးသောအစာရှိကုန်သော။ ဝတ္ထာနိ၊ အဝတ်တို့ကို။ နိဝတ္ထာ၊ ဝတ်ကြကုန်
 လျက်။ ‘‘မယံ၊ တို့သည်။ ဘဂဝတော၊ ၏။ သရီရံ၊ ကို။ ဥစ္စာရေဿာမ၊ မြောက်ချီကြ
 ကုန်တော့အံ့’’။ ဣတိ-မနသိကတွာ၊ ဤသို့ နှလုံးသွင်းကြကုန်၍။ ဥစ္စာရေန္တာပိ၊
 မြောက်ချီကြပါကုန်သော်လည်း။ [ထည့်စပ်သည်။] ဥစ္စာရေတံ၊ မြောက်ချီခြင်းငှါ။
 န သက္ကောန္တိ၊ မစွမ်းနိုင်ကြကုန်။ အထ-တသ္မိ၊ ကာလေ၊ မြောက်ချီခြင်းငှါ မစွမ်း
 နိုင်ကြရာ ထိုအခါ၌။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ အဝယသ္မန္တံ၊
 အနုရုဋ္ဌံကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။ ကိ၊ သို့။ အဝေါစုံ၊ ကုန်သနည်း။

“ဘန္တေ အနုရုဒ္ဓါ ဒွါ။ ယေန ဟေတုနာ၊ အကြင်အကြောင်းကြောင့်။ ယေန ပစ္စယေန၊ အကြင်အကြောင်းကြောင့်။ အဗ္ဗ၊ ကုန်သော။ သီသံ၊ ကို။ နှာတာ၊ ကုန်ပြီးသော။ ဣမေ မလ္လပါမောက္ခာ၊ တို့သည်။ အဟတာနိ၊ ကုန်သော။ ဝတ္ထာနိတို့ကို။ နိဝတ္ထာ၊ ကုန်လျက်။ ‘မယံ၊ တို့သည်။ ဘဂဝတော၊ ၏။ သရီရံ၊ ကို။ ဥစ္စာရေသာမ၊ ကုန်တော့အံ့’။ ဣတိ-မနသိကတွာ၊ ကုန်၍။ (ဥစ္စာရေန္တာပိ၊ ပါကုန်သော်လည်း။) ဥစ္စာရေတံ၊ ၄။ န သက္ကောန္တိ၊ ပါကုန်။ သော ဟေတု၊ သည်။ ကောနုခေါ၊ အဘယ်ပါနည်း။ သော ပစ္စယော၊ သည်။ ကော နုခေါ၊ နည်း’။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်။ ကောသိနာရကော၊ ကုန်သော။ မလ္လော၊ တို့ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ပြီ။) ကိံ၊ သို့။ အဝေါစံ၊ နည်း?။ “ဝါသိဋ္ဌာ၊ တို့။ အညထာ ခေါ၊ တပါးသောအခြင်းအရာအားဖြင့်သာလျှင်။ တုမှာကံ၊ တို့၏။ အဓိပ္ပါယော၊ အလိုသည်။ ဟောတိ၊ ဖြစ်ခဲ့၏။ အညထာ၊ အားဖြင့်။ ဒေဝတာနံ၊ တို့၏။ အဓိပ္ပါယော၊ သည်။ ဟောတိ၊ ခဲ့၏”။ ဣတိ၊ သို့။ အဝေါစံ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ကောသိနာရကော၊ ကုန်သော။ မလ္လာ၊ တို့သည်။ အာယသ္မန္တံ အနုရုဒ္ဓံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ပြန်ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ပြန်ကုန်သနည်း?။ “ဘန္တေ၊ ဘုရား။ ကထံ၊ သို့။ ဝါ၊ အဘယ်ပုံ။ ဝါ၊ အဘယ်သို့သောအပြားအားဖြင့်။ ဒေဝတာနံ၊ တို့၏။ အဓိပ္ပါယော၊ သည်။ ဟောတိ ပန၊ ဖြစ်ပါသနည်း”။ ဣတိ၊ သို့။ အဝေါစံ၊ ပြန်ကုန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်။ ကောသိနာရကော၊ ကုန်သော။ မလ္လော၊ တို့ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ပြီ။) ကိံ၊ သို့။ အဝေါစံ၊ နည်း?။ “ဝါသိဋ္ဌာ၊ တို့။ တုမှာကံ၊ တို့၏။ ဧဝံ-အဓိပ္ပါယော၊ ဤသို့သောအလိုသည်။ [ဧဝံ-ထည့်သည်။] ဟောတိ၊ ၏။ ကိံ၊ သို့။ အဓိပ္ပါယော၊ သည်။ ဟောတိ၊ နည်း?။ ‘မယံ၊ တို့သည်။ ဘဂဝတော၊ ၏။ သရီရံ၊ ကိုယ်တော်ကို။ နဇ္ဈဟိ၊ တို့ဖြင့်လည်းကောင်း။ ဝိတေဟိ၊ တို့ဖြင့်လည်းကောင်း။ ဝါဒိတေဟိ၊ တို့ဖြင့်လည်းကောင်း။ မာလေဟိ၊ တို့ဖြင့်လည်းကောင်း။ ဝန္ဓေဟိ၊ တို့ဖြင့်လည်းကောင်း။ သက္ကရောန္တာ၊ ကုန်လျက်။ ဝရံ၊ ကရောန္တာ၊ ကုန်လျက်။ မာနေန္တာ၊ ကုန်လျက်။ ပူဇေန္တာ၊ ကုန်လျက်။ နဝရဿ၊ ၏။ ဒက္ခိဏေန၊ ဖြင့်။ ဒက္ခိဏံ၊ သို့။ ဟရိဘွာ၊ ကုန်၍။ ဗဟိရေန၊ ဖြင့်။ ဗဟိရံ၊ သို့။ ဟရိဘွာ၊ ကုန်၍။ နဝရဿ၊ ၏။ ဒက္ခိဏတော၊ ဌ။ ဘဂဝတော၊ ၏။ သရီရံ၊ တော်ကို။ ဈာပေသာမ၊ ကုန်တော့အံ့’။ ဣတိ-ဧဝံ အဓိပ္ပါယော၊ သည်။ ဟောတိ၊ ၏။ ဝါသိဋ္ဌာ၊ တို့။ ဒေဝတာနံ၊ ၏။ ဧဝံ-အဓိပ္ပါယော၊ သည်။ ဟောတိ၊ ၏။ ကိံ၊ သို့။ အဓိပ္ပါယော၊ သည်။ ဟောတိ၊ နည်း?။ ‘မယံ၊ တို့သည်။ ဘဂဝတော၊ ၏။ သရီရံ၊ တော်ကို။ ဒိဗ္ဗေဟိ၊ နတ်၌ဖြစ်ကုန်သော။ နဇ္ဈဟိ၊ တို့ဖြင့်လည်းကောင်း။ ဝိတေဟိ၊ တို့ဖြင့်လည်းကောင်း။ ဝါဒိတေဟိ၊ တို့ဖြင့်လည်းကောင်း။ မာလေဟိ၊ တို့ဖြင့်လည်းကောင်း။ ဝန္ဓေဟိ၊ တို့ဖြင့်လည်းကောင်း။ သက္ကရောန္တာ၊ ကုန်လျက်။ ဝရံ၊ ကရောန္တာ၊ ကုန်လျက်။ မာနေန္တာ၊ ကုန်လျက်။ ပူဇေန္တာ၊ ကုန်လျက်။ နဝရဿ၊ ၏။ ဥတ္တရေန၊ မြောက်အရပ်မျက်နှာအသို့ဖြင့်။ ဥတ္တရံ၊ မြောက်အရပ်မျက်နှာအသို့သို့။ ဟရိဘွာ၊ ကုန်၍။ ဥတ္တရေန၊ မြောက်ဖြစ်သော။ ဒွါရေန၊ တံခါးဖြင့်။ နဝရံ၊ သို့။ ပဝေသေတွာ၊ ဝင်စေကြကုန်ပြီး

၍။ ဝါ။ သွင်းကြကုန်ပြီး၍။ နဂရဿ။ ၎င်း။ မဇ္ဈန၊ အလယ်အရပ်ဖြင့်။ မဇ္ဈ၊ အလယ်အရပ်သို့။ ဟရိတွာ၊ ကုန်၍။ ပုရတ္ထိမေန၊ အရှေ့အရပ်မျက်နှာဖြစ်သော။ ဒွါရေန၊ ဖြင့်။ နိက္ခမိတွာ၊ ကုန်၍။ နဂရဿ။ ၎င်း။ ပုရတ္ထိမတော၊ အရှေ့အရပ်မျက်နှာ၌။ မကုဋ်ဗန္ဓနံ နာမ၊ မကုဋ်ဗန္ဓနအမည်ရှိသော။ ဝါ။ မကိုဋ်ဗန္ဓရုဏ်အဖြစ်ကြောင့် မကုဋ်ဗန္ဓနအမည်ရှိသော။ မလ္လာနံ၊ တို့၏။ စေတိယံ၊ စေတီသည်။ ဝါ။ စိတ်၌ထားအပ်သော အဘိသိက်သွန်းရာအခါ တန်ဆာဆင်ရာ မဂ်လံစရပ်သည်။ အတ္ထိ၊ ၎င်း။ ဧတ္ထ-တေသ္မိံ စေတိယေ၊ ၎င်း။ ဘဂဝတော၊ ၎င်း။ သရီရံ၊ တော်ကို။ ဈာပေဿာမ၊ ကုန်တော့အံ့။ ဣတိ-ဧဝံ အဓိပ္ပါယ်သော။ ဟောတိ၊ ၎င်း။ ၎င်း။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဝေါ၊ သို့။ ဝုတ္တေ၊ သော်။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ အာယသ္မန္တံ အာနန္ဒံကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိ၊ သို့။ အဝေါစံ၊ ကုန်သနည်း။ “ဘန္တေ၊ တုရား။ ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။ ဒေဝတာနံ၊ တို့၏။ အဓိပ္ပါယ်သော။ ဟောတိ၊ ခဲ့ပါ၏။ တထာ၊ ထိုနတ်တို့အလိုရှိတိုင်းသောအခြင်းအရာအားဖြင့်။ ဟောတု၊ ဖြစ်ပါစေလော့”။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။

၂၂၉။ (ယေန-သမယေန၊ ၎င်း။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာန်တော၊ မူပြီ။) တေနခေါ ပန သမယေန၊ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူရာ ထိုအခါ၌။ ကုသိနာရာ၊ ကုသိနာရမြို့သည်။ ဝါ၊ ကို။ [“ကောသိနာရကာ မလ္လာ”ရှိသောပါဠိကား ပါဠိပျက်တည်း။] ယာဝ သန္ဓိသမလသံကဋ်ရာ၊ အိမ်ခြံစပ်၊ မစင်ထုတ်ပြန်၊ တံမြက်ချေးစွန့်ရာအရပ်တိုင်အောင်။ ဇက္က၊ မတ္တေန၊ ပုဆစ်ဗူးဝန်းမျှ အတိုင်းအရှည်ရှိသော။ ဩဓိနာ၊ အရေးဖြင့်။ မန္တာရဝပုပ္ဖဟိ၊ တို့ဖြင့်။ သန္တတာ၊ ခင်းအပ်သည်။ ဟောတိ၊ ၎င်း။ အထ-ပစ္စာ၊ မလ္လာမင်းတို့၏ နတ်တို့၏အလိုသို့လိုက်၍ ဆုံးဖြတ်ပြီးရာကာလမှ နောက်၌။ ဒေဝတာ စ၊ တို့သည်လည်းကောင်း။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ စ၊ တို့သည်လည်းကောင်း။ ဘဂဝတော၊ ၎င်း။ သရီရံ၊ တော်ကို။ ဒိဗ္ဗဟိ စ၊ နတ်၌ဖြစ်သည်လည်းဖြစ်ကုန်သော။ မဂ္ဂသကေဟိ စ၊ လူ၌ဖြစ်သည်လည်းဖြစ်ကုန်သော။ နစ္စေဟိ၊ တို့ဖြင့်လည်းကောင်း။ ဂိတေဟိ၊ တို့ဖြင့်လည်းကောင်း။ ဝါဒိတေဟိ၊ တို့ဖြင့်လည်းကောင်း။ မာလေဟိ၊ တို့ဖြင့်လည်းကောင်း။ ဂန္ဓေဟိ၊ တို့ဖြင့်လည်းကောင်း။ သက္ကရောန္တာ၊ ကုန်လျက်။ ဂရံကရောန္တာ၊ ကုန်လျက်။ မာနေန္တာ၊ ကုန်လျက်။ ပူဇေန္တာ၊ ကုန်လျက်။ နဂရဿ၊ ၎င်း။ ဥတ္တရေန၊ ဖြင့်။ ဥတ္တရံ၊ သို့။ ဟရိတွာ၊ ကုန်၍။ ဥတ္တရေန၊ သော၊ ဒွါရေန၊ ဖြင့်။ နဂရံ၊ မြို့သို့။ ပဝေသေတွာ၊ ကုန်၍။ နဂရဿ၊ ၎င်း။ မဇ္ဈေန၊ ဖြင့်။ မဇ္ဈံ၊ သို့။ ဟရိတွာ၊ ကုန်၍။ ပုရတ္ထိမေန၊ သော။ ဒွါရေန၊ ဖြင့်။ နိက္ခမိတွာ၊ ကုန်၍။ နဂရဿ၊ ၎င်း။ ပုရတ္ထိမတော၊ ၎င်း။ မကုဋ်ဗန္ဓနံ နာမ၊ သော။ မလ္လာနံ၊ တို့၏။ စေတိယံ၊ သည်။ အတ္ထိ၊ ၎င်း။ ဧတ္ထ စ-တေသ္မိံ စ စေတိယေ၊ ၎င်းသာလျှင်။ ဘဂဝတော၊ ၎င်း။ သရီရံ၊ တော်ကို။ နိက္ခမိံ သု၊ ချကြကုန်ပြီ။

၂၃၀။ အထ-ပစ္စာ၊ ချထားကြပြီးရာကာလမှနောက်၌။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ အာယသ္မန္တံ အာနန္ဒံကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။ ကိ၊ သို့။ အဝေါစံ၊ ကုန်သနည်း။ “ဘန္တေ၊ အာနန္ဒန္တာ။ ကာယံ၊ အဘယ်သို့။ ဝါ၊ အ

ဘယ်ပုံ၊ ဝါ၊ အဘယ်သို့သော အပြားအားဖြင့်၊ မယံ၊ တို့သည်။ တထာဂတဿ၊ ၎င်း။ သရီရေ၊ တော်၌။ ပဋိပဇ္ဇာမ၊ ပါကုန်အံ့နည်း။” ။ ဣတိ၊ သို့။ အဝေါစ၊ ကုန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ အာယသ္မာ၊ အာနန္ဒော၊ သည်။ ကောသိနာရကော၊ ကုန်သော။ မလ္လေ၊ တို့ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဝါသိဋ္ဌာ၊ တို့။ (အမစ္စာ၊ တို့သည်။) စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရေ၊ ၎င်း။ ပဋိပဇ္ဇန္တိယထာ၊ ကုန်သကဲ့သို့။ ဧဝံ၊ တူ။ (တုဓမ္မဟိ၊ တို့သည်။) တထာဂတဿ၊ ၎င်း။ သရီရေ၊ ၎င်း။ ပဋိပဇ္ဇိတဗ္ဗံ၊ ရာ၏။” ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ကောသိနာရကော၊ ကုန်သော။ မလ္လော၊ တို့သည်။ အာယသ္မန္တံ၊ အာနန္ဒာကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ ကုန်သနည်း။ “ဘန္တေ၊ အာနန္ဒန္တော၊ ကထံ၊ သို့။ (အမစ္စာ၊ တို့သည်။) စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရေ၊ ၎င်း။ ပဋိပဇ္ဇန္တိပန၊ ပါကုန်သနည်း။” ။ ဣတိ၊ သို့။ အဝေါစ၊ ကုန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ အာယသ္မာ၊ အာနန္ဒော၊ သည်။ ကောသိနာရကော၊ ကုန်သော။ မလ္လေ၊ တို့ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဝါသိဋ္ဌာ၊ တို့။ (အမစ္စာ၊ တို့သည်။) စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရံ၊ ကို။ အဟတေန၊ သော။ ဝတ္ထေန၊ ဖြင့်။ ဝေဠုန္တိ၊ ကုန်၏။ အဟတေန၊ သော။ ဝတ္ထေန၊ ဖြင့်။ ဝေဠုတွာ၊ ကုန်ပြီး၍။ ဝိဟတေန၊ သော။ ကပ္ပါယေန၊ ဖြင့်။ ဝေဠုန္တိ၊ ကုန်၏။ ဝိဟတေန၊ သော။ ကပ္ပါယေန၊ ဖြင့်။ ဝေဠုတွာ၊ ကုန်၍။ အဟတေန၊ သော။ ဝတ္ထေန၊ ဖြင့်။ ဝေဠုန္တိ၊ ကုန်၏။ ဧတေန၊ ပါယေန၊ ဖြင့်။ ပဗ္ဗဟိ ယုဂသတေဟိ၊ တို့ဖြင့်။ စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရံ၊ ကို။ ဝေဠုတွာ၊ ကုန်၍။ အာယသာယ၊ သော။ တေလဒေါဏိယာ၊ ၎င်း။ ပက္ခိဝိတွာ၊ ကုန်၍။ အညိဿာ၊ သော။ အာယသာယ၊ သော။ ဒေါဏိယာ၊ ဖြင့်။ ပဋိကုဇ္ဇိတွာ၊ ကုန်၍။ သဗ္ဗဂန္ဓာနံ၊ တို့၏။ စိတကံ၊ ကို။ ကရိတွာ၊ ကုန်၍။ စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရံ၊ ကို။ ဈာပေန္တိ၊ ကုန်၏။ (ဈာပေတွာ၊ ကုန်ပြီး၍။) စာတု မဟာပထေ၊ ၎င်း။ စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ ထူပံ၊ ကို။ ကရောန္တိ၊ ကုန်၏။ ဝါသိဋ္ဌာ၊ တို့။ ဧဝံ၊ ခေါ၊ ဤသို့သာလျှင်။ ဝါ၊ ဤပုံသာလျှင်။ ဝါ၊ သည်ပုံသာလျှင်။ ဝါ၊ ဤသို့သော အပြားအားဖြင့်သာလျှင်။ (အမစ္စာ၊ တို့သည်။) စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရေ၊ ၎င်း။ ပဋိပဇ္ဇန္တိ၊ ကုန်၏။ ဝါသိဋ္ဌာ၊ တို့။ (အမစ္စာ၊ တို့သည်။) စက္ကဝတ္တိဿ၊ သော။ ရညော၊ ၎င်း။ သရီရေ၊ ၎င်း။ ပဋိပဇ္ဇန္တိ ယထာ၊ ကုန်သကဲ့သို့။ ဧဝံ၊ တူ။ (တုဓမ္မဟိ၊ တို့သည်။) တထာဂတဿ၊ ၎င်း။ သရီရေ၊ ၎င်း။ ပဋိပဇ္ဇိတဗ္ဗံ၊ ရာ၏။ စာတု မဟာပထေ၊ ၎င်း။ တထာဂတဿ၊ ၎င်း။ ထူပေါ၊ ကို။ ကာတဗ္ဗော၊ အပ်၏။ တတ္ထ-တသ္မိံ၊ ထူပေ၊ ၎င်း။ ယေ-ပုဂ္ဂလာ၊ တို့သည်။ မာလုံ၊ ဝါ၊ ကိုသော်လည်းကောင်း။ ဂန္ဓံ၊ ဝါ၊ ကိုသော်လည်းကောင်း။ စုဏ္ဏကံ၊ ဝါ၊ ကိုသော်လည်းကောင်း။ အာရောပေဿန္တိ၊ ဝါ၊ ကုန်လိမ့်လတ္တံ့။ အဘိဝါဒေဿန္တိ၊ ဝါ၊ ကုန်လိမ့်လတ္တံ့။ စိတ္တံ၊ ကို။ ပသာဒေဿန္တိ၊ ဝါ၊ ကုန်လိမ့်လတ္တံ့။ တေသံ-ပုဂ္ဂလာနံ၊ တို့အား။ ဝါ၊ တို့၏။ တံ-အာရောပနံ၊ ဝါ၊ သည်သော်လည်းကောင်း။ တံ-အဘိဝါဒနံ၊ ဝါ၊ သည်သော်လည်းကောင်း။ တံ-ပသာဒနံ၊ ဝါ၊ သည်သော်လည်းကောင်း။ ဒီဃရတ္တံ၊ လုံး။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ဘဝိဿဟိ၊ လတ္တံ့။” ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ အထ-



တသ္မိံ ကာလေ၊ အသျှင်အာနန္ဒာက ပြောဆိုရာထိုအခါ၌။ ကောသိနာရကာ၊ ကုန်
 သော။ မလ္လာ၊ တို့သည်။ ပုရိသေ၊ တို့ကို။ အာဏာပေသံ၊ ကုန်ပြီ။ ကိံ၊ သို့။ အာဏာ
 ပေသံ၊ ကုန်သနည်း။ “ဘဏောတို့။ မယံ၊ တို့သည်။ တေနဟိ၊ ကုန်၏။ တနည်း—
 ဘဏောတို့။ (စက္ကဝတ္တိယ၊ သော။ ရညော၊ ၎င်း။ သရီရေ၊ ၎င်း။ ပဋိပဇ္ဇန္တိ ယထာ၊ ကုန်
 သကဲ့သို့။ ဧဝံ၊ တူ။ အမေဟိ၊ တို့သည်။ တထာဂတဿ၊ ၎င်း။ သရီရေ၊ ၎င်း။ ယဒိ
 ပဋိပဇ္ဇိတဗ္ဗိ၊ အကယ်၍ ကျင့်သင့်ခဲ့အံ့။) တေနဟိ၊ ထိုသို့ကျင့်သင့်ခဲ့သည်ရှိသော်။ ဝါ၊ ထို
 သို့ကျင့်သင့်ခဲ့တခြားကား။ တုမော၊ တို့သည်။ မလ္လာနံ၊ တို့၏။ ဝိဟတံ၊ သော။ ကပ္ပါသံ။
 ကိံ။ သန္တိပါတေထ၊ ကုန်လော့”။ ဣတိ၊ သို့။ အာဏာပေသံ၊ ကုန်ပြီ။

အထ-ပစ္စွာ၊ စေခိုင်းကြပြီးရာ ကာလမှနောက်၌။ ကောသိနာရကာ၊ ကုန်သော။
 မလ္လာ၊ တို့သည်။ ဘဂဝတော၊ ၎င်း။ သရီရံ၊ တော်ကို။ အဟတေန၊ သော။ ဝတ္ထေန၊
 ဖြင့်။ ဝေဠုတွာ၊ ကုန်၍။ ဝိဟတေန၊ သော။ ကပ္ပါသေန၊ ဖြင့်။ ဝေဠုသံ၊ ကုန်ပြီ။
 ဝိဟတေန၊ သော။ ကပ္ပါသေန၊ ဖြင့်။ ဝေဠုတွာ၊ ကုန်ပြီး၍။ အဟတေန၊ သော။
 ဝတ္ထေန၊ ဖြင့်။ ဝေဠုသံ၊ ကုန်ပြီ။ ဧတေနပိယေန၊ ဖြင့်။ ပဉ္စဟိယုဂသတေဟိ၊ တို့
 ဖြင့်။ ဘဂဝတော၊ ၎င်း။ သရီရံ၊ ကို။ ဝေဠုတွာ၊ ကုန်ပြီး၍။ အာယသာယ၊ သော။
 တေလဒေါဏိယာ၊ ၎င်း။ ပက္ခိပိတွာ၊ ကုန်ပြီး၍။ အညိဿာ၊ သော။ အာယသာယ၊
 သော။ ဒေါဏိယာ၊ ဖြင့်။ ပဋိကုဇ္ဇိတွာ၊ ကုန်၍။ သဗ္ဗဂန္ဓာနံ၊ တို့၏။ စိတကံ၊ ကို။ ကရိ
 တွာ၊ ကုန်ပြီး၍။ ဘဂဝတော၊ ၎င်း။ သရီရံ၊ ကို။ စိတကံ၊ အတောင်တရ၌နှစ်ဆယ်မြင့်
 သော ထင်းပုံသို့။ အာရောပေသံ၊ တင်ကြကုန်ပြီ။

မဟာကဿပတ္ထေရဝတ္ထု

၂၃၁။ (ယေန သမယေန၊ ၎င်း။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။
 ဘဂဝတော၊ ၎င်း။ သရီရံ၊ တော်ကို။ စိတကံ၊ သို့။ အာရောပေသံ၊ ကုန်ပြီ။) တေန
 ခေါပန သမယေန၊ မြတ်စွာဘုရား၏ အလောင်းတော်ကို အတောင် တရ၌
 နှစ်ဆယ်မြင့်သော ထင်းပုံသို့တင်ရာ ထိုအခါ၌။ အာယသ္မာ မဟာကဿပေါ၊
 သည်။ မဟတာ၊ သော။ ဘိက္ခုသံဃေန၊ နှင့်။ ပဉ္စမတ္တေဟိ၊ ကုန်သော။ ဘိက္ခု
 သတေဟိ၊ တို့နှင့်။ တနည်း—ပဉ္စမတ္တေဟိဘိက္ခုသတေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကွ။
 ပါဝါယ၊ ပါဝါပြည်မှ။ ကုသိနာရံ၊ သို့။ (ဂန္တု၊ သွားခြင်းငှါ။) အဒ္ဓါနမဂ္ဂပုဋိပန္ဓော၊
 အစွန့်ရှည်လျားသော ခရီးသို့သွားသည်။ ဟောတိ၊ ၎င်း။ တနည်း— အာယသ္မာ
 မဟာကဿပေါ၊ သည်။ မဟတာ၊ သော။ ဘိက္ခုသံဃေန၊ နှင့်။ ပဉ္စမတ္တေဟိ၊
 ကုန်သော။ ဘိက္ခုသတေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကွ။ ပါဝါယ၊ ၎င်း။ ပိဏ္ဏာယ၊ ဆွမ်း
 အလို့ငှါ။ စရိတွာ၊ လှည့်လည်ပြီး၍။ “အဟံ၊ သည်။ ကုသိနာရံ၊ သို့။ ဂမိဿာမိ၊
 သွားရတော့အံ့”။ ဣတိ-မနသိကတွာ၊ ၎င်း။ အဒ္ဓါနမဂ္ဂပုဋိပန္ဓော၊ သည်။ ဟောတိ၊
 ၎င်း။ အထ-တသ္မိံ ကာလေ၊ ပါဝါပြည်မှ ကုသိနာရပြည်သို့ ဖဲကြတော်မူရာ ထို
 အခါ၌။ အာယသ္မာ မဟာကဿပေါ၊ သည်။ မဂ္ဂါ၊ ခရီးမှ။ ဩက္ကမ္မ၊ ဖဲကြ

တော်မူ၍ အညတရသို့၊ အမှတ်မထား တပါးပါးသော၊ ရုက္ခမူလေ၊ သစ်ပင်၏ အနီး၌။ ဝါ၊ သစ်ပင်၏အောက်၌၊ နိသီဒါ၊ အပင်ပန်းဖြေ၍နားနေတော်မူပြီ။ (ယေန သမယေန၊ အာယသ္မာ မဟာကဿပေါ၊ သည်။ မဂ္ဂါ၊ မှ။ ဩက္ကမ္မ၊ မူ၍။ အညတရသို့၊ သော၊ ရုက္ခမူလေ၊ ၌။ နိသီဒါ၊ ပြီ။) တေန ခေါ် ပန သမယေန၊ အသျှင်မဟာကဿပ၏ ခရီးမှဲ့ကြွတော်မူ၍ အမှတ်မထား တပါးပါးသော သစ်ပင်၏အောက်ဝယ် နေ တော်မူရာ ထိုအခါ၌။ အညတရော၊ သော။ အာဇီဝကော၊ အာဇီဝကသည်။ ကုသိနာ ရာယ၊ မှ။ မန္တာရဝပုပ္ဖံ၊ ကို။ ဝဟေတွာ၊ ၍။ ပါဝံ၊ သို့။ (ဂန္တု၊ ဝှါ။) အဒ္ဓါနမဂ္ဂပ္ပဋိပန္နော၊ သည်။ ဟောတိ၊ ၎င်း။ တနည်း-“အဟံ၊ သည်။ ပါဝံ၊ သို့။ ဂမိဿာမိ၊ တော့အံ”။ ဣတိ- မနသိကတွာ၊ ၍။ အဒ္ဓါနမဂ္ဂပ္ပဋိပန္နော၊ သည်။ ဟောတိ၊ ၎င်း။ အာယသ္မာ မဟာ ကဿပေါ၊ သည်။ တံ အာဇီဝကံ၊ ကို။ ဒုရတောဝ၊ ဝေးသောအရပ်မှသာလျှင်။ အာဂစ္ဆန္တိ၊ လာသည်ကို။ အဒ္ဓသာ၊ မြင်ရပြီ။ တနည်း-အဒ္ဓသာ ခေါ်၊ မြင်ရပြီးသည် သာ။ တနည်း-ဒုရတောဝ၊ မှသာလျှင်။ အာဂစ္ဆန္တိ၊ သော။ တံ အာဇီဝကံ၊ ကို။ အဒ္ဓသာ၊ ပြီ။ တနည်း-အဒ္ဓသာ ခေါ်၊ ပြီးသည်သာ။ ဒုရတောဝ၊ မှသာလျှင်။ အာဂစ္ဆန္တိ၊ သော။ တံ အာဇီဝကံ၊ ကို။ [လိုက်သည်။] ဒိသ္မာ၊ မြင်ရ၍။ ဝါ၊ သော်။ တံ အာဇီဝကံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အာဝု သော၊ ဝါရှင်၊ တံ၊ သည်။ အမှောက်တို့၏။ သတ္တာရံ၊ ဆရာဖြစ်တော်မူသော မြတ်စွာ တုရားကို။ ဇာနာသိ၊ သိ၏လော”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ သော အာဇီဝကော၊ သည်။ အာယသ္မန္တံ မဟာကဿပံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အာဝုသော၊ ဝါရှင်။ (အဟံ၊ သည်။ တုမှောက် တို့၏။ သတ္တာရံ၊ ကို။) အာမ ဇာနာမိ၊ အိမ်း-သိပါ၏။ သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။ အဇ္ဇ၊ ဤနေ့၌။ သတ္တာဟပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံပြီးသော ရဟန်းဂေါတမအား ခုနစ်ရက်ရှိခဲ့ပြီ။ ဝါ၊ ပရိနိဗ္ဗာန်စံရာအခါမှစ၍ ခုနစ်ရက်ရှိခဲ့ပြီ။ တတော-ပရိနိဗ္ဗုတဋ္ဌာနတော၊ ထို ရဟန်းဂေါတမ ပရိနိဗ္ဗာန်စံရာအရပ်မှ။ မေ၊ အကျန်သည်။ ဣဒံ မန္တာရဝပုပ္ဖံ၊ ကို။ ဝဟိတံ၊ အပ်ပါပြီ”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။) တတ္ထ-တေသု ဘိက္ခုသု၊ တို့တွင်။ ယေ တေ ဘိက္ခု၊ တို့ သည်။ အဝိတရာဂါ၊ ကုန်၏။ အပ္ပေကစ္စေ၊ ကုန်သော။ (တေ ဘိက္ခု၊ တို့သည်။) ဗာဟာ၊ တို့ကို။ ပဂ္ဂယ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။ ဆိန္နုပါတံ၊ ၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ ကိံ၊ သို့။ ကန္တန္တိ၊ ကုန်သနည်း။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်သနည်း။ အာဝဇ္ဇန္တိ၊ ကုန်သနည်း။ ဝိဝဇ္ဇန္တိ၊ ကုန် သနည်း?။ “ဘဂဝါ၊ သည်။ အတိဗိပ္ပံ၊ စွာ။ ပရိနိဗ္ဗုတော၊ မူခဲ့ပြီ။ သုဂတော၊ သည်။ အတိဗိပ္ပံ၊ စွာ။ ပရိနိဗ္ဗုတော၊ မူခဲ့ပြီ။ စက္ခုမာ၊ သည်။ အတိဗိပ္ပံ၊ စွာ။ လောကော၌။ အန္တရဟိတော၊ မူခဲ့ပြီ”။ ဣတိ၊ သို့။ ကန္တန္တိ၊ ကုန်၏။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ပပတန္တိ၊ ကုန်၏။ အာဝဇ္ဇန္တိ၊ ကုန်၏။ ဝိဝဇ္ဇန္တိ၊ ကုန်၏။ ယေ ပန တေ ဘိက္ခု၊ တို့သည်ကား။ ဝိတရာဂါ၊ ကုန်၏။ တေ-ဘိက္ခု၊ တို့သည်။ သတာ၊ ကုန်သည်။ သမ္ပဇာနာ၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။) အဓိဝါသေန္တိ၊ နိုင်ကြကုန်၏။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ အဓိဝါသေန္တိ၊ ကုန်သနည်း?။ (“ယသ္မာ၊ ကြောင့်။) သင်္ခါရာ၊ တို့သည်။

အနိစ္စာကုန်။ တံ-တသ္မိံ၊ ကြောင့်။ ဧတ္ထ-တေသ္မိံ ခန္ဓပဝတ္တော သည်။ (သတိ၊ သေဝ်။ ဒသ၊ ကုန်သော၊ ဗီရမိယေဝါတို့ကို။ ပူရေတွာပိ၊ မူပြီးလျက်လည်းကောင်း။ သမ္မာသမ္မောဓိံသို့။ ပတွာပိ၊ မူပြီးလျက်လည်းကောင်း။ ယမကပီဇ္ဇိဟာရိယံ၊ ကို။ ဒသေတွာပိ၊ မူပြီးလျက်လည်းကောင်း။ ဒေဝေါရောဟနံ၊ ကို။ ကတွာပိ၊ မူပြီးလျက်လည်းကောင်း။ ‘တထာဂတဿ၊ နံ။ ယံ တံ-သရီရံ၊ သည်။ ဇာတံ၊ ပြီ။ ဘူတံ၊ ပြီ။ သင်္ခတံ၊ ပြီ။ ပလောကဓမ္မံ၊ နံ။ တထာဂတဿာပိ၊ နံ၊ လည်း။ တံ-သရီရံ၊ သည်။ ဝတ၊ အားဖြင့်။ မာ ပလုဇ္ဇိ၊ ပါစေလင့်။ ဣတိ-ဧတံ ကာရဏံ၊ ကို။ ရောဒေန္တေနာပိ၊ ပါသေဝ်လည်း။) ကုတေ၊ ဌ။ လဗ္ဗာ၊ ပါအံနည်း။ (ကိသ္မိဉ္စိ၊ သော။ ဌာနေ၊ ဌ။ န လဗ္ဗာ ဧဝ၊ အပ်နိုင်သည်သာ။) ဣတိ-မနသိကတ္တာ၊ ကုန်၍။ အဓိဝါသေန္တိ၊ နိုင်ကြကုန်၏။

၂၃၂။ (ယေန သမယေန၊ ဌ။ အဝိတရာဂါ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ အာဇီဝကဿ၊ နံ။ ဝစနံ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ကြောင်းဖြစ်သောစကားကို။ သုတ္တံ၊ ကုန်၍။ မာဟာ၊ တို့ကို။ ပလ္လယ၊ ကုန်၍။ ကန္တန္တိ၊ ကုန်၏။) တေန ခေါ ပန သမယေန၊ ရဟန်းတို့ ငိုကြွေးမြည်တမ်းကြရာ ထိုအခါ၌။ သုဘဒ္ဓေါ နာမ၊ သုဘဒ္ဓအမည်ရှိသော။
 ၃။ ဝုဗုဗ္ဗိတေ၊ သက်ကြီးယိုလွင်း အိုမင်းရာအခါ၌ ရဟန်းပြုသော တောထွက်ရဟန်းကြီးသည်။ တဿံ ပရိသာယံ၊ ထိုပရိသာတ်၌။ နိသိန္ဓော၊ နေသည်။ ဟောတိ၊ နံ။ အထ-တသ္မိံ ကာလေ၊ ရဟန်းတို့ ငိုကြွေးမြည်တမ်းကြရာ ထိုအခါ၌။ သုဘဒ္ဓေါ၊ သော။ ဝုဗုဗ္ဗိတေ၊ သည်။ တေ ဘိက္ခု၊ တို့ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ ‘‘အာဝုသော၊ ငါ့ရှင်တို့။ အလံ၊ မသင့်ပါ။ ဝါ၊ မတော်ပါ။ တုဋေ၊ တို့သည်။ မာ သောစိတ္တံ၊ မစိုးရိမ် မပူဆွေးကြပါကုန်လင့်။ မာ ပရိဒေဝိတ္ထ၊ မငိုကြွေး မမြည်တမ်းကြပါကုန်လင့်။ ကသ္မာ၊ ကြောင့်။ တုဋေ၊ တို့သည်။ မာ သောစိတ္တံ၊ ကုန်ရာ သနည်း။ မာ ပရိဒေဝိတ္ထ၊ ကုန်ရာသနည်း။ (ယသ္မာ၊ ကြောင့်။) မယံ၊ တို့သည်။ တေန မဟာသမဏေန၊ ထိုရဟန်းကြီးဂေါတမမှ။ [ဤ ‘‘တေန မဟာသမဏေန’’ ဟူသော ပုဒ်ကား ဥပဗ္ဗုတာ-ပေက္ခတည်း။ ထို့ကြောင့် ဥပဗ္ဗုတာ-တွင်လည်း ကတ္တာအဖြစ် နှင့်စပ်ရမည်။] သုမုတ္တာကောင်းစွာလှလှ လွတ်ကြ ရပေကုန်ပြီ။ မယံ၊ တို့သည်။ ဝါ၊ တို့ကို။ တေန မဟာသမဏေန၊ သည်။ ‘‘ဣဒံ-ကမ္မံ၊ ဤအမှုသည်။ ဝေါ၊ သင်ချစ်သားတို့အား။ ကပ္ပတိ၊ အပ်၏။ ဣဒံ-ကမ္မံ၊ သည်။ ဝေါ၊ တို့အား။ န ကပ္ပတိ၊ မအပ်။ ဣတိ၊ သို့။ ဥပဗ္ဗုတာ စ၊ ပူပန်စေအပ် နှိပ်စက်အပ်ကုန်သည်လည်း။ ဟောမ၊ ဖြစ်ကြရပေကုန်ပြီ။ တနည်း-တဒါ၊ ရဟန်းကြီးဂေါတမရှိရာထိုအခါ၌။ [ထည့်စပ်သည်။] ဥပဗ္ဗုတာ စ၊ ကုန်သည်လည်း။ ဟောမ၊ ဖြစ်ကြရပေကုန်၏။ ဣဒံနိ ပန၊ ဤအခါ၌ကား။ ဝါ၊ ယခုအခါ၌ကား။ ဝါ၊ ယခုအခါမှစမူကား။ မယံ၊ တို့သည်။ ယံ-ကမ္မံ၊ အကြင်အမှုကို။ ကတံ၊ ပြုခြင်းငှါ။ [ထည့်စပ်သည်။] ဣစ္ဆိဿာမ၊ အလိုရှိကြကုန်လိမ့်အံ့။ တံ-ကမ္မံ၊ ထိုပြုခြင်းငှါ အလိုရှိအပ်သောအမှုကို။ မယံ၊ တို့သည်။ ကရိဿာမ၊ ပြုကြရကုန်လိမ့်အံ့။ ဝါ၊ ပြုကြရကုန်တော့အံ့။ မယံ၊ တို့သည်။ ယံ-ကမ္မံ၊ ကတံ၊ ငှါ။ န ဣစ္ဆိဿာမ၊ အလိုမရှိကြရကုန်လိမ့်အံ့။ မယံ၊ တို့သည်။ တံ-ကမ္မံ၊ ထိုပြုခြင်းငှါအလိုမရှိအပ်သောအမှုကို။ န ကရိဿာမ၊ မပြုကြရကုန်လိမ့်အံ့။ ဝါ၊ မပြုကြရကုန်တော့အံ့။ ဣတိ-တသ္မာ၊ ကြောင့်။ တုဋေ၊ တို့သည်။ မာ သောစိတ္တံ၊ ပါကုန်လင့်။ မာ ပရိဒေဝိတ္ထ၊ ပါကုန်လင့်။ ‘‘ဣတိ၊ သို့။

အဝေါစ၊ ပြီ။ အထ-တသ္မိံ ကာလေ၊ ရဟန်းတို့ ငိုကြွေးမြည်တမ်းကြရာ ထိုအခါ၌။ အာယသ္မာ မဟာကဿပေါ၊ သည်။ ဘိက္ခု။ တို့ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “အာဂုသော၊ တို့။ အလံ၊ မသင့်။ ဝါ၊ မတော်။ တုမ္ပေ၊ တို့သည်။ မာ သောစိတ္တ၊ ကုန်လင်းမာ ပရိဒေဝိတ္တ၊ ကုန်လင်း။ အာဂုသော၊ တို့၊ ဘဝတော၊ သည်။ ဧတံ-ဝစနံ၊ ကို။ ပဋိကစ္ဆေဝ၊ သာလျှင်။ အက္ခာတံ နန၊ တုံလော၊ ကိံ၊ သို့။ အက္ခာတံ နည်း?။ ‘ပိယေဟိ၊ ကုန်သော။ မနာပေဟိ၊ ကုန်သော။ သဗ္ဗေဟေဝ၊ တို့နှင့်သာလျှင်။ နာနာဘာဝေါ၊ သည်လည်းကောင်း။ ဝိနာဘာဝေါ၊ သည်လည်းကောင်း။ အညတဘာဝေါ၊ သည်လည်းကောင်း။ ဟောတိ၊ တတ်၏’။ ဣတိ၊ သို့။ အက္ခာတံ နန၊ တုံလော။ အာဂုသော၊ တို့။ တံ-တသ္မာ၊ ကြောင့်။ ဧတ္ထ-ဧတသ္မိံ ခန္ဓပဝတ္ထေ၊ သည်။ (သတိ၊ သော်။ ဒသ၊ ကုန်သော။ ပါရမိယော၊ သို့ကို။ ပူရေတွာပိ၊ မူပြီးလျက်လည်းကောင်း။ သမ္မာသဗ္ဗေ၊ မိံ၊ သို့။ ပတွာပိ၊ မူပြီးလျက်လည်းကောင်း။ ဓမ္မစက္ကံ၊ ကို။ ပဝတ္ထေတွာပိ၊ မူပြီးလျက်လည်းကောင်း။ ယမကပါဋိဟာရိယံ၊ ကို။ ဒသေတွာပိ၊ မူပြီးလျက်လည်းကောင်း။ ဒေဝေါရောဟနံ၊ ကို။ ကတွာပိ၊ မူပြီးလျက်လည်းကောင်း။) ‘တထာဂတဿ၊ ၏။ ယံ တံ-သရီရံ၊ သည်။ ဇာတံ၊ ပြီ။ ဘူတံ၊ ပြီ။ သင်္ခတံ၊ ပြီ။ ပလောကဓမ္မံ၊ ခွဲ၏။ တထာဂတဿာပိ၊ ၏လည်း။ တံ-သရီရံ၊ သည်။ ဝတ၊ အားဖြင့်။ မာ ပလုဇ္ဈိ၊ ပါစေလင်း။ ဣတိ-ဧတံဌာနံ၊ သည်။ န ဝိဇ္ဇတိ၊ ခွဲ။ (ရောဒေန္တနာပိ၊ ပါသော်လည်း။) တံ-ဌာနံ၊ ကို။ ကုတော၊ ဌာ၊ လတ္တ၊ ပါအံ နည်း။ (ကိသ္မိဉ္စိ၊ သော။ ဌာနောဉ္စိ၊ န လတ္တ၊ ဝေ၊ နိုင်သည်သာ’။) ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။

၂၃၃။ (ယေန သမယေန၊ ၌။ ကောသိနာရကာ၊ ကုန်သော။ မုလ္လော၊ တို့သည်။ သဗ္ဗဝန္ဓာနံ၊ တို့၏။ စိတကံ၊ ကို။ ကရိတွာ၊ ကုန်ပြီး၍။ ဘဝဝတော၊ ၏။ သရီရံ၊ ကို။ စိတကံ၊ သို့။ အာရောပေသံ၊ ကုန်ပြီ။) တေန ခေါ ပန သမယေန၊ မြတ်စွာဘုရား ၏အလောင်းတော်ကို အတောင် တစ်ရာနှစ်ဆယ်မြင့်သောထင်းပုံသို့ တင်ကြရာ ထိုအခါ၌။ စတ္တာရော၊ ကုန်သော။ သီသံ၊ ကို။ နှာတာ၊ ကုန်ပြီးသော။ မလ္လပါမောက္ခာ၊ တို့သည်။ အဟတာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ နိဝတ္ထာ၊ ကုန်လျက်။ “မယံ၊ တို့သည်။ ဘဝဝတော၊ ၏။ စိတကံ၊ ထင်းပုံကို။ အာဠိဓမ္မဿာမ၊ မီးတိုက်ကြရ ကုန်တော့အံ့”။ ဣတိ-မနသိကတွာ၊ ကုန်၍။ အာဠိဓမ္မန္တာပိ၊ မီးတိုက်ကြကုန်သော် လည်း။ [ထည့်စပ်သည်။] အာဠိဓမ္မတံ၊ မီးတိုက်ခြင်းငှါ။ န သက္ကောန္တိ၊ မစွမ်းနိုင် ကြကုန်။ အထ-တသ္မိံ ကာလေ၊ မီးတိုက်ခြင်းငှါ မစွမ်းနိုင်ကြရာ ထိုအခါ၌။ ကောသိ နာရကာ၊ ကုန်သော။ မလ္လော၊ တို့သည်။ အာယသ္မန္တံ အနုရုဒ္ဓံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစ၊ ကုန်သနည်း?။ “ဘန္တေ အနုရုဒ္ဓံ၊ ဌာ။ ယေန ဟေတုနာ၊ ကြောင့်။ ယေန ပစ္စယေန၊ ကြောင့်။ စတ္တာရော၊ ကုန်သော။ သီသံ၊ ကို။ နှာတာ၊ ကုန်ပြီးသော။ ဣမေ မလ္လပါမောက္ခာ၊ တို့သည်။ အဟတာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ နိဝတ္ထာ၊ ကုန်လျက်။ ‘မယံ၊ တို့သည်။ ဘဝဝတော၊ ၏။ စိတကံ၊ ကို။ အာဠိဓမ္မဿာမ၊ ကုန်တော့အံ့။ ဣတိ-မနသိကတွာ၊ ကုန်၍။ (အာဠိဓမ္မန္တာပိ၊ ပါကုန် သော်လည်း။) အာဠိဓမ္မတံ၊ ဌာ။ န သက္ကောန္တိ၊ ပါကုန်သော ဟေတုသည်။ ကော

န ခေါ၊ပါနည်း။ သော ပစ္စယော၊သည်။ ကော န ခေါ၊ ပါနည်း။” ဣတိ၊သို့။ အဝေါစံ၊ ကုန်ပြီ။ (ဧဝံ၊သို့။ ဝုတ္တံ၊သော်။ အာယသ္မာ အနုရုဒ္ဓေါ၊သည်။ ကောသိနာရကော၊ ကုန်သော။ မလ္လော၊တို့ကို။ ဧတံ-ဝစနံ၊ကို။ အဝေါစ၊ပြီ။) ကိံ၊ သို့။ အဝေါစ၊နည်း?။ “ဝါသိဋ္ဌာ၊တို့။ အညထာ ခေါ၊ သင်တို့အလိုရှိသည်မှ တမျိုးတခြားတပါးသော အခြင်းအရာအားဖြင့်သာလျှင်။ ဒေဝတာနံ၊ တို့၏။ အဓိပ္ပါယော၊ သည်။ ဟောတိ၊ ခဲ့၏။” ဣတိ၊သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊သို့။ ဝုတ္တံ၊သော်။ ကောသိနာရကော၊ ကုန်သော။ မလ္လော၊တို့သည်။ အာယသ္မန္တံ အနုရုဒ္ဓံ၊ကို။ ဧတံ-ဝစနံ၊ကို။ အဝေါစံ၊ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “ဘန္တေ၊ဘုရား။ ကထံ၊သို့။ ဝါ၊ပုံ။ ဝါ၊အားဖြင့်။ ဒေဝတာနံ၊တို့၏။ အဓိပ္ပါယော၊သည်။ ဟောတိ ပန၊ ပါသနည်း။” ဣတိ၊ ဤသို့။ အဝေါစံ၊ကုန်ပြီ။ (ဧဝံ၊သို့။ ဝုတ္တံ၊သော်။ အာယသ္မာ အနုရုဒ္ဓေါ၊သည်။ ကောသိ နာရကော၊ ကုန်သော။ မလ္လော၊ တို့ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊သို့။ အဝေါစ၊ နည်း?။ ဝါသိဋ္ဌာ၊ တို့။ ဒေဝတာနံ၊ တို့၏။ ဧဝံ အဓိပ္ပါယော၊ သည်။ ဟောတိ၊၏။ ကိံ အဓိပ္ပါယော၊သည်။ ဟောတိ၊နည်း?။ “အယံ အာယသ္မာ မဟာ ကဿပေါ၊ ဤအသျှင်မဟာကဿပသည်။ မဟတာ၊သော။ ဘိက္ခုသံဃေန၊ နှင့်။ ပဉ္စမတ္တေဟိ၊ ကုန်သော။ ဘိက္ခုသတေဟိ၊တို့နှင့်။ တနည်း-ပဉ္စမတ္တေဟိ ဘိက္ခု သတေဟိ၊တို့နှင့်။ သဒ္ဓိံ၊ကွ။ ပါဝါယ၊ မှ။ ကုသိနာရံ၊ သို့။ (ဝန္တံ၊၄။) အဒ္ဓါန မဂ္ဂပ္ပဋိပန္နော၊ မူခဲ့၏။ တနည်း- ‘အဟံ၊ သည်။ ပါဝါယ၊ ဌ။ ပိဏ္ဏာယ၊ ၄။ စရိဘ္ဘာ၊ပြီး၍။ ကုသိနာရံ၊သို့။ ဝမိဿာမိ၊ တော့အံ’။ ဣတိ-မနသိကတွာ၊၍။ အဒ္ဓါန မဂ္ဂပ္ပဋိပန္နော၊ မူခဲ့၏။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ အာယသ္မာ မဟာကဿပေါ၊ သည်။ ဘဂဝတော၊ ၏။ ပါဒေ၊ ခြေတော်တို့ကို။ သိရသာ၊ ဦးခေါင်းဖြင့်။ န ဝန္တိဿတိ၊ ရှိမခိုးရသေး။ တာဝ၊ ထို အသျှင်မဟာကဿပ၏ မြတ်စွာဘုရား၏ခြေတော်တို့ကို ရှိမခိုးရသေးသမျှကာလပတ်လုံး။ ဘဂဝတော၊ ၏။ စိတကော၊သည်။ န ပဇ္ဇလိဿတိ၊ မတောက်ပလိမ့်လတ္တံ့။ ဝါ၊ တောက်ပလိမ့်မည် မဟုတ်သေး။ ဣတိ-ဧဝံ အဓိပ္ပါယော၊သည်။ ဟောတိ၊ ခဲ့၏။” ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တံ၊ သော်။ ကောသိနာရကော၊ ကုန်သော။ မလ္လော၊ တို့သည်။ အာယသ္မန္တံ အနုရုဒ္ဓံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “ဘန္တေ၊ဘုရား။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ဒေဝတာနံ၊ တို့၏။ အဓိပ္ပါယော၊သည်။ ဟောတိ၊ပါ၏။ တထာ၊ ထိုနတ်တို့ အလို ရှိတိုင်းသော အခြင်းအရာအားဖြင့်။ အာယသ္မာတော မဟာကဿပဿ၊ ၏။ ဘဂဝတော၊၏။ ပါဒေ၊တို့ကို။ ဝန္တံ၊ ရှိခိုးခြင်းသည်။ [လေးပုဒ်တည့်၍စပ်သည်။] ဟောတု၊ဖြစ်ပါစေ”။ ဣတိ၊သို့။ အဝေါစံ၊ ကုန်ပြီ။

၂၃၄။ အထ-တသ္မိံ ကာလေ၊ မလ္လာမင်းတို့၏ မြတ်စွာဘုရား၏ အလောင်း တော်ကို မီးတိုက်ရခြင်းငှါ အားထုတ်ကြရာ ထိုအခါ၌။ တနည်း-အထ-ပစ္စာ၊ အသျှင်အနုရုဒ္ဓါ၏ ပြောဆိုရာကာလမှ နောက်၌။ အာယသ္မာ မဟာကဿပေါ၊ သည်။ ယေန-ဌာနေန၊၌။ ကုသိနာရာ၊သည်။ အတ္ထိ၊၏။ ယေန-ဌာနေန အကြင် တစ်စိတ်သောအရပ်၌။ မကုဋ္ဌိဗန္ဓနံ နာမ၊သော။ မလ္လာနံ၊တို့၏။ စေတိယံ၊ သည်။

အတ္တိ၏။ ယေန-ဌာနေန၊ အကြင်တစ်စိတ်သောအရပ်၌။ ဘဂဝတော၊ ၎င်း၏စိတကော၊ သည်။ အတ္တိ၏။ တေန-ဌာနေန၊ ထိုကုသိနာရပြည်၊ မကုဋ္ဌဗဒ္ဓန အမည်ရှိသောစေတီ၊ မြတ်စွာဘုရား၏ ထင်းပုံရှိရာအရပ်သို့။ ဥပသင်္ကမိ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ စိဝရံ သင်္ကန်းကို။ ဧကံသံ၊ လက်ဝဲတဖက် ပခုံးထက်၌။ ဘတွာ၊ ထား၍။ တနည်း-ဧကံသံ စိဝရံ ကတွာ၊ လက်ကတော့ထိုး၍။ အဗ္ဗလိ၊ ရှိသေဆည်းကပ် ကျင့်ဝတ်မြတ်ကို ပြတတ်သော လက်အုပ်ကို။ ပဏာမေတွာ၊ ညွတ်စေ၍။ တနည်း-အဗ္ဗလိ ပဏာ မေတွာ၊ လက်အုပ် ချီ၍။ တိက္ခတ္ထံ၊ သုံးကြိမ်။ စိဘင်္ဂံ၊ ကို။ ပဒက္ခိဏံ၊ လက်ျာရစ်လှည့်သည်ကို။ ဝါ၊ သတ္တဝါ တို့၏ အပြားအားဖြင့် ကြီးပွားကြောင်းဖြစ်သော အရိအသေပြုမှု လက်အုပ်ချီမှုကို။ ကတွာ၊ ကျင့်၍။ ဘဂဝတော၊ ၎င်း၏။ ပါဒေ၊ ထိုကို။ သိရသာ၊ ဖြင့်။ ဝန္တိ၊ ရှိခိုးပြီ။ တာနိ ပဉ္စ- ဘိက္ခုသတာနိပိ၊ ထိုငါးရာသောရဟန်းတို့သည်လည်း။ ဧကံသံ၊ ၎င်း။ စိဝရံ ကို။ ကတွာ၊ ကုန်၍။ အဗ္ဗလိ ပဏာမေတွာ၊ ကုန်၍။ တိက္ခတ္ထံ၊ ကြိမ်။ စိဘင်္ဂံ၊ ကို။ ပဒက္ခိဏံ၊ ကို။ ကတွာ၊ ကုန်၍။ ဘဂဝတော၊ ၎င်း၏။ ပါဒေ၊ ထိုကို။ သိရသာ၊ ဖြင့်။ ဝန္တိ သု၊ ကုန်ပြီ။ အာယသ္မတာ မဟာကဿပေန စ၊ သည်လည်းကောင်း။ တေဟိ ပဉ္စဟိဘိက္ခု သတေဟိ စ၊ တို့သည်လည်းကောင်း။ ဝန္တိတေ စ ပန၊ ရှိခိုးအပ်ပြီးသော် သာလျှင်။ သယမေဝ၊ အလိုလိုသာလျှင်။ ဘဂဝတော၊ ၎င်း၏။ စိတကော၊ သည်။ ပဇ္ဇလိ၊ တောက်ပြီ။ ၂၃၅။ ဘဂဝတော၊ ၎င်း၏။ သရီရဿ၊ ကိုယ်တော်ကို။ ဝါ၊ အလောင်းတော်ကို။ ဈာယမာနဿ၊ မီးလောင်အပ်သည်ရှိသော်။ ဝါ၊ မီးလောင်အပ်စဉ်။ တနည်း-ဈာယ မာနဿ၊ မီးလောင်အပ်သော။ ဘဂဝတော၊ ၎င်း၏။ သရီရဿ၊ ၎င်း၏။ ယံ-ဌာနံ၊ အကြင် ကောဋ္ဌာသအရပ်သည်။ ဝါ၊ ကို။ ဆဝိတိ ဝါ၊ အရေပါးဟူ၍ သော်လည်းကောင်း။ ဝါ၊ အပေါ်ရေဟူ၍ သော်လည်းကောင်း။ စမ္ပန္တိ ဝါ၊ အရေတူဟူ၍ သော်လည်းကောင်း။ ဝါ၊ အတွင်းရေဟူ၍ သော်လည်းကောင်း။ မံသန္တိ ဝါ၊ အသားဟူ၍ သော်လည်း ကောင်း။ နှာရူတိ ဝါ၊ အကြောဟူ၍ သော်လည်းကောင်း။ လသိကာတိ ဝါ၊ အစေး ဟူ၍ သော်လည်းကောင်း။ ဝေါဟရိတံ၊ ခေါ်ဝေါ်ပညတ်သမုတ်အပ်သည်။ [ထည့်စပ် သည်။] အဟောသိ၊ ပြီ။ တဿ-ဌာနဿ၊ ထိုကောဋ္ဌာသအရပ်၏။ ဆာရိကာ၊ ပြာ သည်။ နေဝ ပညာယိတ္ထံ၊ မထင်ရှားခဲ့။ *မသိ၊ မေဋ္ဌသည်။ န ပညာယိတ္ထံ၊ မထင်ရှား ခဲ့။ သရီရာနေဝ၊ သရီရဓာတ်တော်တို့သည်သာလျှင်။ အဝသိသိ သု၊ ကြွင်းကျန်ကြ ကုန်ပြီ။ သေယျထာပိ နာမ၊ မျက်မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည် သည်။ သပ္ပိဿ ဝါ၊ ထောပတ်ကို သော်လည်းကောင်း။ တေလဿ ဝါ၊ ဆီကို သော် လည်းကောင်း။ ဈာယမာနဿ၊ အပ်သည်ရှိသော်။ ဝါ၊ အပ်စဉ်။ ဆာရိကာ၊ သည်။ နေဝ ပညာယတိ သေယျထာပိ၊ မထင်ရှားသကဲ့သို့။ မသိ၊ သည်။ န ပညာယတိ သေ ယျထာပိ သို့။ ဧဝမေဝ၊ တူသာလျှင်။ ဘဂဝတော၊ ၎င်း၏။ သရီရဿ၊ ကို။ ဈာယ

* မှတ်ချက်။ ။ [ဤဝါကျများ၌ မသိ-ပုဒ်ဝယ် မထက် နိဂ္ဂဟိတ်နှင့်မံသိ- ဟူ၍ အချို့ပါဠိရှိ၏။ မသိ-နိဂ္ဂဟိတ်မဲ့ မသိပါဠိသာသင့်၏။ မသ-အာမသနေ၊ အာမသိယတိတိမသိ၊ မေဋ္ဌာ။ ။ ကွဒဒိမောဂ္ဂလာန် (ဣ)ဟူသောသုတ်အတွင်း မေဋ္ဌာသဒ္ဓါကိုထောက်၍ မုဒ္ဓဇ ဋ-သတ်၍ မေဋ္ဌဟုရေးလိုက်၏။]

မာနဿ၊ သေဝ်။ ဝါ၊ စဉ်။ ယံ-ဌာနံ၊ သည်။ ဝါ၊ ကို။ ဆဝီတိ ဝါ၊ ဟု၍သော်လည်းကောင်း။ စမ္ပန္နိ ဝါ၊ ဟု၍သော်လည်းကောင်း။ မိသန္တိ ဝါ၊ ဟု၍သော်လည်းကောင်း။ နှာရူဇိ ဝါ၊ ဟု၍သော်လည်းကောင်း။ လသိကာတိ ဝါ၊ ဟု၍သော်လည်းကောင်း။ ဝေါဟရိတံ၊ သည်။ အဟောသိ၊ ပြီ။ တဿ-ဌာနဿ၊ ဧ။ ဆာရိကာ၊ သည်။ နေဝ ပညာယိတ္ထံ၊ ခဲ့။ မလိ၊ သည်။ န ပညာယိတ္ထံ၊ ခဲ့။ သရီရာနေဝ၊ တို့သည်သာလျှင်။ အဝသိဿိံသု၊ ကုန်ပြီ။ တေသဉ္စ ပဉ္စန္ဒ ဒုဿယုဂသုတာနံ၊ တို့တွင်လည်း။ သဗ္ဗ အဗ္ဗန္တရိမံ၊ အလုံးစုံသော ပုဆိုးတို့၏အတွင်း၌ဖြစ်သော။ ယံ-ဒုဿံ၊ အကြင်ပုဆိုးသည်။ အတ္ထိ၊ ဧ။ တံ-ဒုဿံစ၊ ထိုပုဆိုးလည်းကောင်း။ [ထည့်စပ်သည်။] မာဟိရံ၊ အလုံးစုံသောပုဆိုးတို့၏အပ၌ဖြစ်သော။ ယံ-ဒုဿံ၊ သည်။ အတ္ထိ၊ ဧ။ (တံ-ဒုဿံစ၊ လည်းကောင်း။ ဣတိ၊ သို့။ ဒွေဝ၊ နှစ်ထည်သာလျှင်ဖြစ်ကုန်သော။ ဒုဿာနိ၊ တို့ကို။ န ဒုယိံ သု၊ မလောင်အပ်ကုန်။ ဘဂဝတော၊ ဧ။ သရီရေ၊ တော်ကို။ ဒုဗျေ စ ခေါပန၊ မီးလောင်အပ်ပြီးသော်သာလျှင်။ အန္တလိက္ခာ၊ ဆီးတားမထင် ကြားအပြင်ဖြင့် ရှုမြင်အပ်သော အဇဉ်အပြင် ထက်ကောင်းကင်မှ။ ဥဒကဓာရာ၊ ရေအယဉ်သည်။ ပါတု ဘဝိတွာ၊ ထင်ရှားဖြစ်၍။ ဘဂဝတော၊ ဧ။ စိတကံ၊ ကို။ နိဗ္ဗာပေသိ၊ ငြိမ်းအေးစေပြီ။ ဥဒကသာလတောပိ၊ ရေရှိရာဖြစ်သောအင်ကြင်းပင်မှလည်း။ ဝါ၊ ရေထွက်ရာဖြစ်သော အင်ကြင်းပင်မှလည်း။ ဥဒကဓာရာ၊ သည်။ [လိုက်စပ်သည်။] အဗ္ဗန္တမိတွာ၊ ရှေ့ရှုလွှတ်လျက်ထွက်၍။ ဘဂဝတော၊ ဧ။ စိတကံ၊ ကို။ နိဗ္ဗာပေသိ၊ ပြီ။ ကောသိ နာရကာ၊ ကုန်သော။ မလ္လောပိ၊ တို့သည်လည်း။ သဗ္ဗဂန္ဓောဒကေန၊ အလုံးစုံသော နံသာရေဖြင့်။ ဘဂဝတော၊ ဧ။ စိတကံ၊ ကို။ နိဗ္ဗာပေသံ၊ ကုန်ပြီ။ အထ-ပစ္စာ၊ မီးသဂြိုဟ်ကြပြီးရာ ကာလမှနောက်၌။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ ဘဂဝတော၊ ဧ။ သရီရာနိ၊ သရီရဓာတ်တော်တို့ကို။ သတ္တိဘဟံ၊ ခုနစ်ရက်ပတ်လုံး။ သန္ဓာဂါရေ၊ လွတ်ရုံးစရပ်၌။ သတ္ထိပဉ္စရံ၊ လှံခရိုင်ကို။ ဝါ၊ လှံခရိုင်နှင့်တူသော လှံကိုင်ယောက်ျား အာဏာသားအစောင့်အရှောက်ကို။ ကရိတွာ၊ ပြု၍။ ဓနုပါကဝရံ၊ လေးတံတိုင်းကို။ ဝါ၊ လေးအကာအရံကို။ ဝါ၊ တံတိုင်းနှင့်တူသောလေးကိုင်ယောက်ျား အာဏာသားအခြံအရံကို။ ပရိက္ခိပါပေတွာ၊ ခြံရံစေကုန်၍။ နစ္စေဟိ၊ တို့ဖြင့်လည်းကောင်း။ ဝါ၊ ဝိတေဟိ၊ တို့ဖြင့်လည်းကောင်း။ မာလေဟိ၊ တို့ဖြင့်လည်းကောင်း။ ဂန္ဓေဟိ၊ တို့ဖြင့်လည်းကောင်း။ သတ္တရိံသု၊ ကုန်ပြီ။ ဂရံ ကရိံသု၊ ကုန်ပြီ။ မာနေသံ၊ ကုန်ပြီ။ ပူဇေသံ၊ ကုန်ပြီ။

သရီရဓာတုဝိဘဇန

၂၃၆။ မာဂဓော၊ မဂဓတိုင်းကိုအစိုးရသော။ အဇာတသတ္ထု၊ အဇာတသတ္ထု၊ အမည်ရှိသော။ ဝါ၊ မဗ္ဗာဒိကပင် ခမည်းတော်မိဗ္ဗိသာရမင်းကြီး၏ ရန်သူဖြစ်သော။ ဝါ၊ မဗ္ဗာဒိကပင် ခမည်းတော် မိဗ္ဗိသာရမင်းကြီး၏ရန်သူဖြစ်လတ္တံ့ဟု နိမိတ်ပါဌ်အပ်သည်၏အဖြစ်ကြောင့် အဇာတသတ္ထု၊ အမည်ရှိသော။ ဝေဒေဟိပုတ္တော၊ ဝေဒေဟိ မိဖုရား၏သားဖြစ်သော။ ဝါ၊ ပညာဖြင့်အားထုတ်တတ်သော မိဖုရား၏သားဖြစ်သော။

ရာဇာ သည်၊ အသောသိ၊ ကြားသိပြီ။ တနည်း-အသောသိ ခေါ်၊ ကြားသိရပြီး သည်သာ။ ကိံသို့။ အသောသိ၊ နည်း?။ “ဘဂဝါ၊ သည်။ ကုသိနာရာယံ၊ ဌ။ ပရိနိဗ္ဗုတော ကိရ၊ ပရိနိဗ္ဗာန်စံလွန်တော်မူသတော်။ ဝါ၊ မူသထုံ။ ဝါ၊ ပရိနိဗ္ဗာန်စံ တော်မူပြီတဲ့”။ ဣတိ၊ သို့။ အသောသိ၊ ပြီ။ တနည်း-အသောသိ ခေါ်၊ သည်သာ။ အထ-တသ္မိံ ကာလေ၊ ကြားသိရာထိုအခါ၌။ မာဂဇော၊ သော။ အဇာတသတ္တ၊ သော။ ဝေဒေဟိဒုတ္တော၊ သော။ ရာဇာသည်။ ကောသိနာရကာနံ၊ ကုန်သော၊ မလ္လာနံ၊ တို့၏။ သန္တိကံ၊ အထံသို့။ [ထည့်စပ်သည်။] ခုတံ၊ တမန်ကို။ ပါဟေသိ၊ စေလွှတ်ပြီ။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊ မှာထားပြောဆို၍။ ပါဟေသိ၊ နည်း?။ “ဘဂ ဝါ၊ သည်လည်း။ ခတ္တိယော၊ မင်းဇာတ်ရှိတော်မူခဲ့၏။ ဝါ၊ မင်းမျိုးပေတည်း။ အဟမ္မိ၊ ဝါသည်လည်း။ ခတ္တိယော၊ မင်းဇာတ်ရှိခဲ့၏။ ဝါ၊ မင်းမျိုးပေတည်း။ အဟမ္မိ၊ ဝါ သည်လည်း။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဘာဂံ၊ အဘို့ကို။ လဒ္ဓု၊ ရခြင်းငှါ။ [ထည့်စပ်သည်။] အရဟာမိ၊ တိုက်၏။ အဟမ္မိ၊ သည်လည်း။ ဘဂဝတော၊ ၏။ သရီ ရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထုပဉ္စ၊ စေတီကိုလည်းကောင်း။ မဟဉ္စ၊ ပူဇော်ခြင်းကိုလည်း ကောင်း။ ကရိဿာမိ၊ ပြုရလိမ့်အံ့”။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတ္တာ၊ ၍။ ပါဟေသိ၊ ပြီ။

ဝေသာလိကာ၊ ဝေသာလိပြည်၌နေကြကုန်သော။ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့သည်။ အသောသံ၊ ကုန်ပြီ။ ကိံသို့။ အသောသံ၊ ကုန်သနည်း?။ “ဘဂဝါ၊ သည်။ ကုသိ နာရာယံ၊ ဌ။ ပရိနိဗ္ဗုတော ကိရ၊ မူသတော်”။ ဣတိ၊ သို့။ အသောသံ၊ ကုန်ပြီ။ အထ- တသ္မိံ ကာလေ၊ ကြားသိကြရာ ထိုအခါ၌။ ဝေသာလိကာ၊ ကုန်သော။ လိစ္ဆဝိ၊ တို့ သည်။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့၏။ (သန္တိကံသို့။) ခုတံ၊ ကို။ ပါဟေသံ၊ ကုန်ပြီ။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်သနည်း?။ “ဘဂ ဝါ၊ သည်လည်း။ ခတ္တိယော၊ မူခဲ့၏။ မယမ္မိ၊ တို့သည်လည်း။ ခတ္တိယော၊ ကုန်၏။ မယမ္မိ၊ တို့သည်လည်း။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဘာဂံ၊ ကို။ (လဒ္ဓု၊ ငှါ။) အရဟာမ၊ ကုန်၏။ မယမ္မိ၊ တို့သည်လည်း။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ ကို။ ထုပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ ကရိဿာမ၊ ကုန်တော့အံ့”။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်ပြီ။

ကပိလဝတ္ထုဝါသိ၊ ကပိလဝတ္ထုပြည်၌နေကြကုန်သော။ သက္ကာသ၊ ကီဝင်မင်းတို့ သည်။ အသောသံ ခေါ်၊ ကုန်ပြီးသည်သာ။ ကိံသို့။ အသောသံ၊ ကုန်သနည်း?။ “ဘဂဝါ၊ သည်။ ကုသိနာရာယံ၊ ဌ။ ပရိနိဗ္ဗုတော ကိရ၊ မူသတော်”။ ဣတိ၊ သို့။ အသောသံ ခေါ်၊ ကုန်ပြီးသည်သာ။ အထ-တသ္မိံ ကာလေ၊ ဌ။ ကပိလဝတ္ထုဝါသိ၊ ကုန်သော။ သက္ကာ၊ တို့သည်။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့၏။ (သန္တိကံသို့။) ခုတံ ကို။ ပါဟေသံ၊ ကုန်ပြီ။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်သနည်း?။ “ဘဂဝါ၊ သည်။ အမှကံ၊ ဝါတို့၏။ ဣဘိသေဇဉ္ဇော၊ မြတ်သော ဆွေဘော်မျိုးတော်ပေတည်း။ ဝါ၊ ဆွေမျိုးအပေါင်းတို့တွင်အမြတ်ဆုံးပေတည်း။ ဝါ၊ ဆွေမျိုးအပေါင်းတို့ထက် အမြတ်ဆုံးပေတည်း။ မယမ္မိ၊ တို့သည်လည်း။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဘာဂံ၊ ကို။ (လဒ္ဓု၊ ငှါ။) အရဟာမ၊ ကုန်၏။ မယမ္မိ၊ တို့သည်လည်း။

☰

ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ ကရိဿာမ၊ ကုန်တော့အံ့။ ဣတိ-ဣဒံ ဝစနံ၊ ကို၊ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်ပြီ။

အလ္လကပ္ပကာ၊ အလ္လကပ္ပံမြို့၌ နေကြကုန်သော။ ဗုလယော၊ ဗုလီမင်းတို့သည်။ အဿောသံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဿောသံ၊ ကုန်သနည်း?။ “ဘဂဝါ၊ သည်။ ကုသိနာရာယံ၊ ၌။ ပရိနိဗ္ဗာတော ကိရ၊ မူပြီတဲ့”။ ဣတိ၊ သို့။ အဿောသံ၊ ကုန်ပြီ။ အထ-တသ္မိံ ကာလေ၊ ၌။ အလ္လကပ္ပကာ၊ ကုန်သော။ ဗုလယော၊ တို့သည်။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့၏။ (သန္တိကံ၊ သို့။) ဒုတံ၊ ကို။ ပါဟေသံ၊ ကုန်ပြီ။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်သနည်း?။ “ဘဂဝါပိ၊ သည်လည်း။ ခတ္တိယော၊ မူခဲ၏။ မယမ္ဗိ၊ တို့သည်လည်း။ ခတ္တိယာ၊ ကုန်၏။ မယမ္ဗိ၊ တို့သည်လည်း။ ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဘာဂံ၊ ကို။ (လဒ္ဓု၊ ၄။) အရဟာမ၊ ကုန်၏။ မယမ္ဗိ၊ တို့သည်လည်း။ ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ ကရိဿာမ၊ ကုန်တော့အံ့။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်ပြီ။

ရာမဂါမကာ၊ ရာမရွာ၌နေကြကုန်သော။ ကောဠိယာ၊ ကောဠိယမင်းတို့သည်။ အဿောသံ၊ ကုန်ပြီသည်သာ။ ကိံ၊ သို့။ အဿောသံ၊ ကုန်သနည်း?။ “ဘဂဝါ၊ သည်။ ကုသိနာရာယံ၊ ၌။ ပရိနိဗ္ဗာတော ကိရ၊ မူသတတ်”။ ဣတိ၊ သို့။ အဿောသံ၊ ကုန်ပြီသည်သာ။ အထ-တသ္မိံ ကာလေ၊ ၌။ ရာမဂါမကာ၊ ကုန်သော။ ကောဠိယာ၊ တို့သည်။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့၏။ (သန္တိကံ၊ သို့။) ဒုတံ၊ ကို။ ပါဟေသံ၊ ကုန်ပြီ။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်သနည်း?။ “ဘဂဝါပိ၊ သည်လည်း။ ခတ္တိယော၊ မူခဲ၏။ မယမ္ဗိ၊ တို့သည်လည်း။ ခတ္တိယာ၊ ကုန်၏။ မယမ္ဗိ၊ တို့သည်လည်း။ ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဘာဂံ၊ ကို။ (လဒ္ဓု၊ ၄။) အရဟာမ၊ ကုန်၏။ မယမ္ဗိ၊ တို့သည်လည်း။ ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ ကရိဿာမ၊ ကုန်တော့အံ့။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်ပြီ။

ဝေဠုဒီပကော၊ ဝေဠုဒီပမြို့၌နေသော။ မြာဟုဏော၊ ပုဏ္ဏားသည်။ အဿောသံ၊ ပြီ။ ကိံ၊ သို့။ အဿောသံ၊ နည်း?။ “ဘဂဝါ၊ သည်။ ကုသိနာရာယံ၊ ၌။ ပရိနိဗ္ဗာတော ကိရ၊ မူပြီတဲ့”။ ဣတိ၊ သို့။ အဿောသံ၊ ပြီ။ အထ-တသ္မိံ ကာလေ၊ ၌။ ဝေဠုဒီပကော၊ သော။ မြာဟုဏော၊ သည်။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့၏။ (သန္တိကံ၊ သို့။) ဒုတံ၊ ကို။ ပါဟေသံ၊ ပြီ။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊ ၍။ ပါဟေသံ၊ နည်း?။ “ဘဂဝါပိ၊ သည်လည်း။ ခတ္တိယော၊ မူခဲ၏။ အဟမ္ဗိ၊ သည်လည်း။ မြာဟုဏော၊ သည်။ အသ္မိ၊ မြစ်၏။ အဟမ္ဗိ၊ သည်လည်း။ ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဘာဂံ၊ ကို။ (လဒ္ဓု၊ ၄။) အရဟာမိ၊ ၍။ အဟမ္ဗိ၊ သည်လည်း။ ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ ကရိဿာမိ၊ တော့အံ့”။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတ္တာ၊ ၍။ ပါဟေသံ၊ ပြီ။

ပါဝေယျကာ၊ ပါဝါပြည်၌ နေကြကုန်သော။ မလ္လာ၊ တို့သည်။ အသောသံ၊ ကုန်ပြီ။ တနည်း-အသောသံ ခေါ်၊ ကုန်ပြီးသည်သာ။ ကိံ၊ သို့။ အသောသံ၊ ကုန်သနည်း?။ “ဘဂဝါ၊သည်။ ကုသိနာရာယံ၊၌။ ပရိနိဗ္ဗုတော ကိရ၊မူသတတ်”။ ဣတိ၊ သို့။ အသောသံ၊ ကုန်ပြီ။ တနည်း-အသောသံ ခေါ်၊ ကုန်ပြီးသည်သာ။ အထ-တသ္မိံ ကာလော၊၌။ ပါဝေယျကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ ကောသိနာရ ကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့၏။ (သန္တိကံ၊ သို့။) ဒုတံ၊ ကို။ ပါဟေသံ၊ ကုန်ပြီ။ ကိံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်သနည်း?။ “ဘဂဝါ၊ သည်လည်း။ ခတ္တိယော၊ မူခွဲ၏။ မယမ္ဗိ၊ တို့သည်လည်း။ ခတ္တိယာ၊ ကုန်၏။ မယမ္ဗိ၊ တို့သည်လည်း။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဘာဝံ၊ ကို။ (လဒ္ဓု၊ ၄၊) အရဟာမ၊ ကုန်၏။ မယမ္ဗိ၊ တို့သည်လည်း။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်း ကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ ကရိယာမ၊ ကုန်တော့အံ့”။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ဒုတံ၊ ကို။ ပါဟေသံ၊ ကုန်ပြီ။

ဧဝံ၊ သို့။ ဝုတ္တော၊ အသီးသီးသောမင်းတို့က တမန်စေကြကုန်၍ ပြောဆိုအပ်သည် ရှိသော်။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊ တို့သည်။ တေ သံဃော၊ ထို အဋ္ဌိန္ဒြိယ လာသော မင်းအပေါင်းတို့ကို။ တေ ဂဏော၊ ထို အဋ္ဌိန္ဒြိယလာသော မင်းအပေါင်း တို့ကို။ ဧတံ- ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “ဘဂဝါ၊သည်။ အမှာကံ၊ တို့၏။ ဝါမခေတ္တေ၊ ဝါမခေတ်၌။ ပရိနိဗ္ဗုတော၊ မူခွဲပြီ။ မယံ၊ တို့သည်။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဘာဝံ၊ ကို။ (တုမှာကံ၊ သင်တို့ အား။) န ဒဿာမ၊ မပေးနိုင်ကြကုန်။ ဝါ၊ မပေးလိုကြကုန်။ ဝါ၊ မပေးရက်ကြကုန်”။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။

၂၃၇။ ဧဝံ၊ သို့။ ဝုတ္တော၊ ကုသိနာရပြည် မလ္လာမင်းတို့က ပြောဆိုအပ်သည် ရှိသော်။ ဒေါဏော၊ ဒေါဏအမည်ရှိသော။ မြာဟ္မဏော၊ သည်။ တေ သံဃော၊ တို့ကို။ တေ ဂဏော၊ တို့ကို။ ဧတံ- ဝစနံ၊ ကို။ အဝေါစံ၊ ပြီ။ ကိံ၊ သို့။ အဝေါစံ၊ နည်း?။

“ဘောန္တော၊ တိုင်းကြီးပြည်ကြီးသခင် အရှင်မင်းအပေါင်းတို့သည်။ မမ၊ အကျွန်ုပ်၏။ ကောဝါစံ၊ အများမညွှန်း စကားတခွန်းကို။ သုဏန္တ၊ ရန်မများအောင် မာန်စကားရှောင်၍ အမြန်နားထောင်ကြပါကုန်လော့။ အမှာကံ၊ အကျွန်ုပ်တို့၏။ ဗုဒ္ဓေါ၊ သည်။ ခန္တိဝါဒေါ၊ ဘုရားလောင်းဓမ္မတာ ကျင့်စဉ်ခါက စ-လာထုံးစံ ကျင့်အကြံဖြင့် သည်းခံခြင်းကိုသာ ဟောတော် မူတတ်သည်။ အဟု၊ ဖြစ်တော်မူပါပြီ။ ဥတ္တံ၊ မပုဂ္ဂလဿ၊ မြတ်သောပုဂ္ဂိုလ် ဖြစ်တော်မူသော မြတ်စွာဘုရား၏။ သရီရာဘာဂေ၊ သရီရခေတ်တော်ကို ဝေဘန်ခြင်းကြောင့်။ အယံ သမ္မဟာရော၊ ဤထား၊ လှံထက်မြက် လေးလက် နက်ဖြင့် တိုက်ဖျက်ပုတ်ခတ် သတ်ဖြတ်ခြင်းသည်။ သာဓု၊ ကောင်းသည်။ န ဟိ သိယာ၊ မဖြစ်ရာပါသည်သာ။

ဘောန္တော၊ တိုင်းကြီးပြည်ကြီးသခင် အရှင်မင်းအပေါင်းတို့။ သဗ္ဗေဝ၊ တစ်ယောက်မကြွင်း ခပင်းဥသို့ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ တုမှော၊

တို့သည်။ သဟိတဝါသဘောတူမျှ မကွဲကြဘဲ တကွဖြစ်ကြကုန်သည်။ သမဂ္ဂါ၊ စိတ်တူကိုယ်မျှ ဦးညွှတ်ကြလျက် တကွဖြစ်ကြကုန်သည်။ သမ္မောဒမာနာ၊ သဘောမဖောက် စိတ်မကောက်ဘဲ ကောင်းစွာဝမ်းမြောက်ကြ ကုန်သည်။ (ဟောထ၊ ဖြစ်ကြပါကုန်လော့။) မယံ၊ အကျွန်ုပ်တို့သည်။ (ဘဂဝတော၊ ကိလေသာနက်ကြွတ် သဘက်ယုတ်ကို ဖျက်ဖြုတ်တော်မူတတ်သော မြတ်စွာဘုရား၏။ သရီရနိ၊ သရီရဓာတ် မွေတော်မြတ်တို့ကို။) အဋ္ဌ၊ မင်းတစ်ဦးအား တစ်စုံထား၍ ရှစ်ပါးကုန်သော။ ဘာဝေ၊ အသို့အစုံတို့ကို။ ကရောမ၊ မငြင်းခုံဘဲ ရန်ပေါင်းစဲအောင် ဝေခွဲကြပါကုန်စို့။ ယသ္မာ၊ ကြောင့်။ [ထည့်စပ်သည်။] ဗဟု၊ များစွာကုန်သော။ ဇနာ၊ လူတို့သည်။ စက္ခု၊ မတော၊ ဗုဒ္ဓ၊ ဓမ္မ၊ သမန္တနှင့် ဒိဗ္ဗ၊ ပသာဒါ၊ ဤငါးဖြာသော စက္ခုရှိတော်မူသော မြတ်စွာဘုရားအား။ ဝါ၊ ဌ။ ပသန္တာ၊ ကြည်ညိုကြပါကုန်ပြီ။ (တသ္မာ၊ ကြောင့်။) ထုပါ၊ စေတီတို့သည်။ ဒိသာသု၊ ရှစ်ပါးသော အရပ်မျက်နှာတို့၌။ ဝိတ္ထာရိကာ၊ မြို့တိုင်းအနွံ ရပ်တိုင်းဖြန့်လျက် ကျယ်ပျံ့ကြကုန်သည်။ ဟောန္တု၊ ဖြစ်ပါစေကုန်သတည်း။”။

၂၃၀။ (ဧဝံ၊ သို့။ ဝုတ္တော၊ ဒေါဏပုဏ္ဏားကပြောဆိုအပ်သည်ရှိသော်။ တေ ရာဇာနော၊ ထိုရှစ်ပြည်ထောင်သောမင်းတို့သည်။ ဒေါဏံ၊ သော။ မြာဟ္မဏံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “မြာဟ္မဏ၊ ပုဏ္ဏား။ မယံ၊ အကျွန်ုပ်တို့သည်။ တေနဟိ၊ ပါကုန်၏။ တနည်း-မြာဟ္မဏ၊ ပုဏ္ဏား။ တံ၊ သည်။ (ဘဂဝတော၊ ၏။ သရီရနံ၊ တို့၏။ အဋ္ဌဘာဝေ၊ တို့ကို။ ယဒိ ကရိဿသိ၊ အကယ်၍ ပြုလတ္တံ့အံ့။) တေန ဟိ၊ ထိုသို့မြတ်စွာဘုရား၏ ဓာတ်တော်တို့၏ ရှစ်ဘို့-ရှစ်စု-ရှစ်ပုံတို့ကို ပြုလတ္တံ့သည်ရှိသော်။ ဝါ၊ တပြီးကား။ တနည်း- မြာဟ္မဏ၊ ပုဏ္ဏား။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ ဘဂဝတော၊ ၏။ သရီရနံ၊ တို့၏။ အဋ္ဌဘာဝေ၊ တို့ကို။ ကရိဿသိ၊ လတ္တံ့။) တေန ဟိ-ကာရဏေန၊ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့၏ ရှစ်ဘို့-ရှစ်စု-ရှစ်ပုံတို့ကို ပြုလတ္တံ့သည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်သာလျှင်။ တုညေဝ၊ သင်သည်သာလျှင်။ ဘဂဝတော၊ ၏။ သရီရနံ၊ တို့ကို။ အဋ္ဌဓာ၊ ရှစ်ဘို့-ရှစ်စု-ရှစ်ပုံအားဖြင့်။ သမံ၊ အညီအမျှ။ သုဝိဘတ္တံ၊ ကောင်းစွာဝေဘန်အပ်သည်ကို။ ကတ္တာ၊ ၍။ [ထည့်စပ်သည်။] ဝိဘဇာဟိ၊ ဝေဘန်ပါလော့?။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။) ဒေါဏော၊ သော။ မြာဟ္မဏော၊ သည်။ “ဘော၊ တိုင်းကြီးပြည်ကြီးသခင် အရှင်မင်းအပေါင်းတို့။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ တေသံ သံဃာနံ၊ တို့အား။ တေသံ ဂဏာနံ၊ တို့အား။ ပဋိဿုတွာ၊ ပြီး၍။ ဘဂဝတော၊ ၏။ သရီရနံ၊ တို့ကို။ အဋ္ဌဓာ၊ အားဖြင့်။ သမံ၊ မျှ။ သုဝိဘတ္တံ၊ ကံ။ (ကတ္တာ၊ ၍။) ဝိဘဇိတွာ၊ ၍။ တေ သံဇေ၊ တို့ကို။ တေ ဂဏော၊ တို့ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ပြီ။ ကိံ၊ သို့။ အဝေါစံ၊ နည်း?။ “ဘောန္တော၊ တို့သည်။ ဣမံ တုမ္မံ၊ ဤဓာတ်တော်ခြင်ကြောင်း ရှေ့ပြည်တောင်းကို။ မေ၊ အား။ ဒဒန္တု၊ ပါကုန်လော့။ အဟမ္မိ၊ သည်လည်း။ တုမ္မံ၊ သာ၊ ၏။ ဝါ၊ ကို။ ထုပဋ္ဌံ၊ ကိုလည်းကောင်း။ မဟဋ္ဌံ၊ ကိုလည်းကောင်း။

ကရိယာမိ၊ ပြုဝါအံ့”။ ဣတိ၊ သို့။ အဝေါစ၊ ငြိ။ တေ-ရာဇာနော၊ တို့သည်။ ဒေါ
ဏဿ၊ သော၊ မြောဟ္မဏဿ၊ အား။ တုမ္မံ၊ ကို။ အဒိသု၊ ပေးလိုက်ကြကုန်ပြီ။

ဝိပ္ပလိဝနိယာ၊ ဝိပ္ပလိဝနမြို့၌နေကြကုန်သော၊ မောရိယာ၊ မောရိယမင်းတို့သည်။
အသောသံ၊ ကုန်ပြီ။ တနည်း-အသောသံ ခေါ်၊ ကုန်ပြီးသည်သာ။ ကိံ၊ သို့။
အသောသံ၊ ကုန်သနည်း?။ “ဘဂဝါ၊ သည်။ ကုသိနာရာယံ၊ ၌။ ပရိနိဗ္ဗုတော
ကိရ၊ မူဂြိတံ၊ ဣတိ၊ သို့။ အသောသံ၊ ကုန်ပြီ။ တနည်း-အသောသံ ခေါ်၊ ကုန်ပြီးသည်
သာ။ အထ-တသ္မိံ၊ ကာလေ၊ ကြားသိကြရာ ထိုအခါ၌။ ဝိပ္ပလိဝနိယာ၊ ကုန်သော။
မောရိယာ၊ တို့သည်။ ကောသိနာရကာနံ၊ ကုန်သော။ မလ္လာနံ၊ တို့၏။ (သန္တိကံ၊ သို့။)
ဒုတံ၊ ကို။ ပါဟေသံ၊ ကုန်ပြီ။ ကိံ၊ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်သနည်း?။
“ဘဂဝါ၊ သည်လည်း။ ခတ္တိယော၊ မူခဲ၏။ မယမ္ဗိ၊ တို့သည်လည်း။ ခတ္တိယာ၊ ကုန်၏။
မယမ္ဗိ၊ တို့သည်လည်း။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဘာဝံ၊ ကို။ (လဇ္ဈ၊ ၄။)
အရဟာမ၊ ကုန်၏။ မယမ္ဗိ၊ တို့သည်လည်း။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။
ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ ကရိယာမိ၊ ကုန်တော့အံ့”။
ဣတိ-ဣဒံ၊ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ ပါဟေသံ၊ ကုန်ပြီ။ (ဝေ၊ ဤသို့။ ဝုတ္ထော၊ မောရိယမင်း
တို့ တမန်လွှတ်၍ ပြောဆိုအပ်သည်ရှိသော်။ ကောသိနာရကာ၊ ကုန်သော။ မလ္လာ၊
တို့သည်။ တေ မောရိယေ၊ တို့ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊
ကုန်သနည်း?။ “ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဘာဝေါ၊ သည်။ နတ္ထိ၊ မရှိတော့ပြီ။
ဘဂဝတော၊ ၏။ သရီရာနံ၊ တို့ကို။ ဝိဘတ္တာနိ၊ ဝေဘန်အပ်ကုန်ပြီ။ တုမော၊ တို့သည်။
ဣတော-ဌာနတော၊ ဤမြတ်စွာဘုရားကို မီးသပြိုင်ရာအရပ်မှ။ အင်္ဂါရံ၊ မီးသွေးကို။
ဟရထ၊ ဆောင်ကြကုန်လော့”။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။ တေ-မောရိယာ၊
တို့သည်။ တတော-ဌာနတော၊ မှ။ အင်္ဂါရံ၊ ကို။ အာဟရိံသု၊ ကုန်ပြီ။

ဓာတုထူပပူဇာ

၂၃၉။ အထ-ပစ္စံ၊ ဓာတ်တော်တို့ကို ပင့်ဆောင်ပြီးရာကာလမှ နောက်၌။
မာဂဓော၊ သော။ အဇာတသတ္တု၊ သော။ ဝေဒေဟိပုတ္တော၊ သော။ ရာဇော၊ သည်။
ရာဇဂဟေ၊ ၌။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။
မဟဉ္စ၊ ကိုလည်းကောင်း။ အကာသိ၊ ပြုပြီ။ ဝေသာလိကာ၊ ကုန်သော။ လိစ္ဆဝိပိ၊
တို့သည်လည်း။ ဝေသာလိယံ၊ ၌။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။
ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ အင်္ဂံသု၊ ကုန်ပြီ။ ကပိလဝတ္ထု၊
ဝါသိ၊ ကုန်သော။ သကျာပိ၊ တို့သည်လည်း။ ကပိလဝတ္ထု၊ သို့။ ၌။ ဘဂဝတော၊ ၏။
သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။
အင်္ဂံသု၊ ကုန်ပြီ။ အလ္လကပ္ပကာ၊ ကုန်သော။ ဗုလယောပိ၊ တို့သည်လည်း။ အလ္လကပ္ပေ၊
၌။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊
ကိုလည်းကောင်း။ အင်္ဂံသု၊ ကုန်ပြီ။ ရာမဂါမကာ၊ ကုန်သော။ ကောဠိယာပိ၊
တို့သည်လည်း။ ရာမဂါမေ၊ ၌။ ဘဂဝတော၊ ၏။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊

ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ အကံသု၊ ကုန်ပြီ။ ဝေဠုဒီပကော၊ သော။ မြာဟ္မဏောပိ၊ သည်လည်း။ ဝေဠုဒီပေ၊ ဤ။ ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ အကာသိ၊ ပြီ။ ပါဝေယျကာ၊ ကုန်သော။ မလ္လာပိ၊ တို့သည်လည်း။ ပါဝါယံ၊ ဤ။ ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ အကံသု၊ ကုန်ပြီ။ ကောသိနာရကာ၊ ကုန်သော။ မလ္လာပိ၊ တို့သည်လည်း။ ကုသိနာရာယံ၊ ဤ။ ဘဂဝတော၊ န။ သရီရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ အကံသု၊ ကုန်ပြီ။ ဒေါဏော၊ သော။ မြာဟ္မဏောပိ၊ သည်လည်း။ တုမ္မဿ၊ န။ ဝါ၊ ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ အကာသိ၊ ပြီ။ ပိပ္ပလိဝနိယာ၊ ကုန်သော။ မောရိယာပိ၊ တို့သည်လည်း။ ပိပ္ပလိဝနေ၊ ဤ။ အင်္ဂါရာနံ၊ တို့၏။ ဝါ၊ တို့ကို။ ထူပဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စ၊ ကိုလည်းကောင်း။ အကံသု၊ ကုန်ပြီ။ ဣတိ၊ ဤသို့။ ဝါ၊ ဤသို့အပ်ခဲ့ပြီးသောနည်းဖြင့်။ အဠာရှစ်ဆူကုန်သော။ သရီရထူပပါ၊ သရီရစေတီတော်တို့သည်။ အဟောသံ၊ ကုန်ပြီ။ နဝမော၊ ကိုးဆူတို့၏ ပြည့်ကြောင်းဖြစ်သော။ တုမ္မတူပေါ၊ ဓာတ်တော်ခြင်ကြောင်း ရှေ့ပြည်တောင်း စေတီသည်။ အဟောသံ၊ ပြီ။ ဒသမော၊ သော။ အင်္ဂါရထူပပါ၊ မီးသွေးစန္ဒကူး စေတီအထူးသည်။ အဟောသံ၊ ပြီ။ ဧဝံ၊ သို့။ ဝါ၊ ဖြင့်။ ဧတံ-ဓာတုဘာဇနထူပကရဏံ၊ ကုသိနာရာ မလ္လာအပ်ကြင်း ဝနိင်တွင်း၌ ရှင်ရင်းမြတ်စွာ စောသတ္တာသည် ခေမာ နိဗ္ဗ။ ကြတော်မူ၍ ဆူဆူများပြား နှစ်တင်းသားဟု ဘုရားဓာတ်တော် ဒေါဏာ ဆော်၍ ရှစ်ဖော်တိုင်းရှင် ဘုရင်ဥက္ကဋ္ဌ စောနေနတ်တို့ သင့်မြတ်နှစ်ခြိုက် မတိုက် ခိုက်ဘဲ ရှေး၌ဓာတ်တော်ဝေဘန်ခြင်း၊ ဆယ်ဆူများပြား စေတီတည်ထားမှုကို ပြုခြင်းသည်။ ဘူတပုဗ္ဗံ။ ရှေး၌ဖြစ်ဘူးပါပြီ”။ ဣတိ-ဧဝံ၊ အားဖြင့်၊ သုတံ၊ ပါပြီ”။ ဣတိ၊ သို့။ ပိဿဇ္ဇေသိ၊ ပြီ။ ဣတိ-ဣဒံ ပရိသမာပနံ၊ ဤသို့ မဟာပရိနိဗ္ဗာနသုတ်၏ အပြီးအဆုံးသို့ ရောက်ခြင်းကို။ ဝါ၊ ဤသို့ မဟာပရိနိဗ္ဗာနသုတ်ကို အပြီးအဆုံးသို့ ရောက်စေခြင်းကို။ ဒဋ္ဌဗ္ဗံ၊ အပ်၏။

၂၄၀။ ဣဒံ၊ ဤသို့အပ်လတ္တံ့သော။ ဥဒါနံ၊ ဥဒါန်းကို။ သိဟဠဒီပိကေဟိ၊ သိဟိုဠ် ကျွန်း၌နေကြကုန်သော။ ထေရေဟိ၊ ထေရ်တို့သည်။ ဌပိတံ၊ ထားအပ်ပြီ။ [ထည့်၍ ယောဇနာသည်။] ကိံ၊ သို့။ ဌပိတံ၊ နည်း။

* “စက္ခုမတော၊ မိဗ္ဗံ၊ ဓမ္မ သမန္တနှင့် ဉာဏ၊ ဒိဗ္ဗာ ဤငါးဖြာသော စက္ခု ရှိတော်မူသော မြတ်စွာဘုရား၏။ သရီရံ၊ သရီရဓာတ်တော်သည်။ အဠ ဒေါဏံ၊ ရှစ်စိတ်သားအတိုင်းအရှည်ရှိသည်။ ဝါ၊ နှစ်တင်းသားအတိုင်းအရှည် ရှိသည်။ အဟောသံ၊ ပြီ။ သတ္တဒေါဏံ၊ ခုနှစ်စိတ်သားအတိုင်းအရှည်ရှိသော။

* မှတ်ချက်။ ။ [အဠဒေါဏံ စက္ခုမတော သရီရံ-စသော ဥဒါန်းဂါထာ များ၏အကျယ်ဖြစ်သောအဆုံးအဖြတ်ကို မုဒ္ဓံဝံသပါဠိတော်လာ ဓာတုဘာဇနိယကထာအကျယ်နှင့်တကွ မိမိကိုယ်တိုင် စီရင်ရေးသားအပ်သော ပုဂံမြို့ ရှေ့စည်းခုံသမိုင်းသစ်ကျမ်း (ဓာတုဝိဘာဂကဏ္ဍ) ဓာတ်တော်ဝေဘန်ခဏ်း

သရီရံ၊ ကို။ ဇမ္ဗုဒီပေ၊ ဇန္ဒုဒိဝံ။ (သဗ္ဗရိသာ၊ သူတော်ကောင်းတို့သည်။) မဟေန္တိ၊ မြတ်နိုးကော်ရော် ပူဇော်ကြကုန်၏။ ပုရိသဝရုတ္တမဿ၊ တောင့်တအပ်မြတ်သော ယောကျ်ားဖြစ်တော်မူသော မြတ်စွာဘုရား၏။ ဧကံ ဒေါဏံ၊ တစ်စိတ်သား အတိုင်းအရှည်ရှိသော။ သရီရဉ္စ၊ ကိုလည်း။ [ထည့်သည်။] ရာမဂါမေ၊ ရာမရွာ၌။ နာဂရာဇာ၊ နဂါးမင်းသည်။ မဟေတိ၊ မြတ်နိုးကော်ရော် ပူဇော်၏။

ဟိ၊ သည်သာမကသေး။ ဧကော၊ တစ်ဆူသော။ ဒါဌာ၊ လင်္ကျာထက်ဓာတ်စွယ်တော်မြတ်ကို။ တိဒိဝေဟိ၊ တာဝတိံသာနတ်တို့သည်။ ပူဇိတာ၊ မြတ်နိုးကော်ရော် ပူဇော်အပ်ပြီ။ ဧကော၊ သော။ ဒါဌာ၊ ပန၊ လက်ဝဲထက်ဓာတ် စွယ်တော်မြတ်ကိုကား။ ဝန္ဓာရပုရေ၊ ဝန္ဓာရတိုင်း၌။ မဟီယတိ၊ အပ်၏။ ပုန၊ တဘန်။ ဧကံ၊ သော။ ဒါဌိ၊ လက်ဝဲအောက်ဓာတ်စွယ်တော်မြတ်ကို။ ကာလိင်္ဂရညော၊ ကာလိင်္ဂတိုင်းရှင် ဘုရင်မြဟူဒတ်မင်း၏။ ဝိဇိတေ၊ နိုင်ငံ၌။ မဟေတိ၊ ၏။ ဧကံ၊ သော။ ဒါဌိ၊ ပန၊ လင်္ကျာအောက်ဓာတ် စွယ်တော်မြတ်ကိုကား။ နာဂရာဇာ၊ ဇယသေန နဂါးမင်းသည်။ မဟေတိ၊ ၏။

တဿဝ-သရီရဿ၊ ထိုသရီရဓာတ်တော်၏သာလျှင်။ တေဇေန၊ တန်းခိုးဖြင့်။ ဝသုန္ဓရာ၊ ရှေ့၊ ဝေအဖြာဖြာ ရတနာကို ကောင်းစွာဆောင်တတ်သော။ အယံ-မဟီ၊ ဤမြေကြီးကို။ အာယာဂသေဇ္ဇဟိ၊ မြတ်သောပူဇော်ခြင်းတို့ဖြင့်။ အလင်္ကာ၊ တန်ဆာဆင်အပ်ပြီ။ ဧဝံ၊ သို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ စက္ခုမတော၊ ၏။ ဣမံ သရီရံ၊ ကို။ သက္ကတသက္ကတေဟိ၊ တိုင်းသူပြည်သား လူအများတို့သည် ကောင်းစွာပူဇော်အပ်သော အမတ်ကြီးအပေါင်း၊ အမတ်ကြီးအပေါင်းသည် ကောင်းစွာ ပူဇော်အပ်သော မင်းအပေါင်းတို့သည်။ သုသက္ကတံ၊ ကောင်းစွာပူဇော်အပ်ပြီ။

ယော တူပေါ၊ အကြင်စေတီတော်ကို။ [ထည့်သည်။] ဒေဝိန္ဒနာ ဝိန္ဒနရိန္ဒ ပူဇိတော၊ နတ်မင်း၊ နဂါးမင်း၊ လူမင်းတို့သည် ပူဇော်အပ်ပြီ။ မနုဿိန္ဒသေဇ္ဇဟိ၊ မြတ်သော လူမင်းတို့သည်။ တထေဝ၊ ထိုအတူသာလျှင်။ ပူဇိတော၊ အပ်ပြီ။ ယသ္မာ၊ ကြောင့်။ [ထည့်စပ်သည်။] ဗုဒ္ဓေါ၊ မြတ်စွာဘုရားကို။ ဟဝေ၊ စင်စစ်။ ကပ္ပသတေဟိ၊ ကပ္ပတို့၏အရာတို့ဖြင့်။ ဝါ၊ အရာသော ကပ္ပတို့ဖြင့်။ ဒုလ္လဘော၊ ဆင်းရဲသဖြင့် ရအပ်၏။ ဝါ၊ ရနိုင်ခဲ့၏။ ဣတိ-တသ္မာ၊ ကြောင့်။ တံ-တူပံ၊ ကို။ လဘိတွာ၊ ရကြကုန်၍။ တုမှေ၊ တို့သည်။ [ထည့်သည်။] ပဉ္စလိကာ၊ လက်အုပ်ချီကြကုန်သည်။ ဟုတွာ၊ ကုန်၍။ [ထည့်သည်။] ဝန္တထ၊ ရှိခိုးကြကုန်လော့။

စာမျက်နှာနံပါတ်(၅၇)မှစ၍ မျက်နှာနံပါတ်(၉၁)တိုင်အောင် ကျမ်းပေါင်းစုံညှိနှိုင်း၍ ရေးသားစီရင်ခဲ့ပြီး အလိုရှိက ထိုရွှေစည်းခုံသမိုင်းသစ်ကျမ်းကို ကြည့်လေ။]

သမာ၊ ညီညွတ်ကုန်သော။ စတ္တာလီသ၊ လေးဆယ်အတိုင်းအရှည် ရှိကုန်
 သော။ ဒန္တာစ၊ သွားတော်တို့ သည်လည်းကောင်း။ ကေသာစ၊ ဆံတော်တို့
 သည်လည်းကောင်း။ လောမာစ၊ အမွှေးတို့သည်လည်းကောင်း။ သဗ္ဗသော၊
 အကြွင်းမဲ့အားဖြင့်။ ဓာတုယော၊ ဓာတ်တော်တို့သည်။ ဟောန္တိ၊ မြစ်ကုန်၏။
 [ထည့်သည်။] ဒေဝါ၊ နတ်တို့သည်။ ဧကေင်္ဂံ၊ တစ်ဆူတစ်ဆူသော ဓာတ်
 တော်ကို။ စတ္တဝါဠပရမ္မရာ၊ စကြာဝဠာအဆက်ဆက်ဖြင့်။ ဟရိံသု၊ ဆောင်ကြ
 ကုန်ပြီ။ ဣတိ၊ သို့။ ဌပိတံ၊ ပြီ။

တတိယံသော၊ မဟာပရိနိဗ္ဗာနသုတ္တံ၊
 သည်။ နိဌိတံ၊ ပြီ။



၄-မဟာသုဒဿနသုတ်

[ဧဝံမေသုတံ- ဟူသောပါဠိ၏ အနက်ကို သီလက္ခန္ဓဝဂ် မြဟ္မဇာလ သုတ်တွင် ယောဇနာခဲ့ပြီ။]

၂၄၁။ ဘဂဝါ၊ သည်။ ကုသိနာရာယံ၊ ကုသိနာရအမည်ရှိသောမြို့၏ အနီး၌။ မညာနံ၊ မညာမင်းတို့၏၊ ဥပဝတ္တနေ၊ ဥယျာဉ်မှ ရှေ့ စဉ်းငယ်ကွေ့၍ မြောက်သို့ သွား ရာ သွားကြောင်းဖြစ်သော။ သာလဝနေ၊ အင်ကြင်းဥယျာဉ်တော၌။ ယမကသာ လာနံ၊ အစုံအစုံသော အင်ကြင်း ပင်ပျိုတို့၏။ အန္တရေန၊ အလယ်စပ်ကြား၌။ ပရိနိဗ္ဗာနသမယေ၊ ပရိနိဗ္ဗာန်စံခါနီး ဖြစ်သောအခါ၌။ ဝိဟရတိ၊ ၏။ အထ-တသ္မိံ ကာလေ၊ မြတ်စွာဘုရား၏ ကုသိနာရမြို့ အင်ကြင်းဥယျာဉ်တော၌ ပရိနိဗ္ဗာန်စံခါ နီးရာအခါဝယ် နေတော်မူရာ ထိုအခါ၌။ အာယသ္မာအာနန္ဒော၊ သည်။ ယေန- ဌာနေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန- ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိဘွား မူပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသီဒိ၊ ၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိန္ဓောခေါ၊ သော။ အာယသ္မာအာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ဘုရား၊ ဘဂဝါ၊ သည်။ ဣမသ္မိံ ခုဒ္ဒကနဂရကော၊ ၌။ ဣမသ္မိံ ဥဇ္ဇင်္ဂလနဂရကော၊ ၌။ ဣမသ္မိံ သာခါနဂရကော၊ ၌။ မာ ပရိနိဗ္ဗာယံ၊ မမူပါလင့်။ ဘန္တေ၊ ဘုရား။ အညာနိ၊ ကုန်သော။ မဟာနဂရာနိ၊ တို့သည်။ သန္တိ၊ ပါကုန်၏။ သေယျထိဒံ၊ တို့နည်း?။ စမ္ဘာလည်းကောင်း၊ ရာဇဂဟံလည်းကောင်း။ သာဝတ္ထိလည်းကောင်း။ သာကေတံလည်းကောင်း။ ကောသမ္ဗိ၊ လည်းကောင်း။ ဗာရဏသီ၊ လည်းကောင်း။ ဣတိ- ဣမာနိ၊ တို့ပေတည်း။ ဣတ္ထ-ဧတေသု၊ မဟာနဂရေသု၊ တို့၌။ ဘဂဝါ၊ သည်။ ပရိနိဗ္ဗာယသု၊ လော့။ ဣတ္ထ-ဧတေသု မဟာနဂရေသု၊ တို့၌။ ဗဟူ၊ ကုန်သော။ ခတ္တိယ မဟာသာလာ၊ တို့သည်လည်းကောင်း၊ မြာဟ္မဏမဟာသာလာ၊ တို့သည်လည်းကောင်း။ ဂဟပတိမဟာသာလာ၊ တို့သည်လည်းကောင်း။ တထာဂတော၊ ၌။ အဘိပ္ပသန္တာ။ ပါကုန်၏။ တနည်း- ဣတ္ထ-ဧတေသု မဟာနဂရေသု၊ တို့၌။ တထာဂတော၊ ၌။ အဘိပ္ပသန္တာ၊ ကုန်သော။ ခတ္တိယမဟာသာလာ၊ တို့သည်လည်းကောင်း။ မြာဟ္မဏ မဟာသာလာ၊ တို့သည်လည်းကောင်း။ ဂဟပတိမဟာသာလာ၊ တို့သည်လည်းကောင်း။ ဗဟူ၊ ပါကုန်၏။ တေ- ခတ္တိယမဟာသာလာ၊ တို့သည်လည်းကောင်း။ တေ- မြာဟ္မဏမဟာသာလာ၊ တို့သည်လည်းကောင်း။ တေ- ဂဟပတိမဟာသာလာ၊ တို့သည်လည်းကောင်း။ တထာဂတဿ၊ ၏။ သရီရပူဇံ၊ ကို။ ကရိယန္တိ၊ ပါကုန်လိမ့် လတ္တံ့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၂၄၂။ (ဧဝံ၊ သို့။ ဝုတ္ထေ၊ သော်။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ ဧတံ- ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “အာနန္ဒ၊ နွာ။ (တွံ၊ သည်။ ဣမံ နဂရံ၊ ကို။) ‘ခုဒ္ဒကနဂရကံ ဥဇ္ဇင်္ဂလနဂရကံ သာခါနဂရကန္တိ၊ ဟူ၍’။ ဧဝံ၊ သို့။ မာ အဝစ၊ လင့်။ အာနန္ဒ၊ နွာ။ (တွံ၊ သည်။ ဣမံ နဂရံ၊ ကို။) ‘ခုဒ္ဒကနဂရကံ ဥဇ္ဇင်္ဂလနဂရကံ သာခါနဂရကန္တိ၊ ဟူ၍’။ ဧဝံ၊ သို့။ မာ အဝစ၊ လင့်။

ကုသဝတီရာဇောနီ

အာနန္ဒါ နန္ဒာ။ (ဣဒံကား။) ဘူတပုဗ္ဗိ။ သော။ (ဝတ္ထုတည်း။) တနည်း- အာ
 နန္ဒါနန္ဒာ။ (အဟံသည်း။) ဘူတပုဗ္ဗိ။ သော။ (ဝတ္ထုကို။ ဘာသိသာမိ။ မူပေအံ။) တနည်း
 အာနန္ဒါနန္ဒာ။ ဘူတပုဗ္ဗိ။ မဟာသုဒဿနော နာမာသော။ ခတ္ထိယော။ မင်းဇာတ်
 ရှိသော။ မုဒ္ဓါဘိသိတ္တော။ ထိပ်ထက်၌ ရေစင်ဖြင့် သွန်းလောင်းအပ်ပြီးသော။ စာတု
 ရန္တော။ သော။ ဝိဇိတာဝိ။ သော။ ဇနပဒတ္တာဝရိယပုတ္တော။ သော။ ရာဇာသည်။
 အဟောသိ။ ဘူးပြီ။ [ဤဝါကျ၌ ခတ္ထိယော မုဒ္ဓါဘိသိတ္တော စာတုရန္တော ဝိဇိ
 တာဝိ ဇနပဒတ္တာဝရိယပုတ္တော- ဟုရှိကြ၏။ စက္ကဝတ္ထိ ခမ္ဘိကော ဓမ္မရာဇာ စာတု
 ရန္တော ဝိဇိတာဝိ ဇနပဒတ္တာဝရိယပုတ္တော သတ္တရတနသမန္ဓာဂတော- ဟု မဟာပရိ
 နိဗ္ဗာနသုတ်တွင်ရှိ၏။ အချင်းချင်းမညီညွတ်ကြ။] အာနန္ဒါနန္ဒာ။ အယံ ကုသိနာရာ
 သည်။ မဟာသုဒဿနဿံ။ သော။ ရညော၏။ ကုသဝတီ နာမာသော။ ရာဇောနီ
 သည်။ အဟောသိ။ ပြီ။ ပုရတ္ထိမေန စ။ အားဖြင့်လည်းကောင်း။ ပစ္ဆိမေန စ။ အား
 ဖြင့်လည်းကောင်း။ အာယာမေန။ အားဖြင့်။ ဒွါဒသယောဇနာနိတို့သည်။ အဟော
 သိ။ ပြီ။ ဥတ္တရေန စ။ အားဖြင့်လည်းကောင်း။ ဒက္ခိဏေန စ။ အားဖြင့်လည်းကောင်း။
 ဝိတ္တာရေန။ အားဖြင့်။ သတ္တယောဇနာနိတို့သည်။ အဟောသိ။ ပြီ။ အာနန္ဒါနန္ဒာ။
 ကုသဝတီ။ သော။ ရာဇောနီသည်။ မဟုဇနာ စ။ သည်လည်းကောင်း။ အာကိဏ္ဍ
 မနံသာ စ။ သည်လည်းကောင်း။ သုဘိက္ခာ စ။ သည်လည်းကောင်း။ (ဟုတွာ၍။)
 ဣဒ္ဓါ စေဝ။ သည်လည်းကောင်း။ ဖီတာ စ။ သည်လည်းကောင်း။ အဟောသိ။ ပြီ။
 အာနန္ဒါနန္ဒာ။ သေယျထာပိ။ မည်သည်။ ဒေပါနိတို့၏။ အာဠကမန္ဒာ နာမာ သော။
 ရာဇောနီသည်။ မဟုဇနာ စ။ သည်လည်းကောင်း။ အာကိဏ္ဍယက္ခာ စ။ သည်လည်း
 ကောင်း။ သုဘိက္ခာ စ။ သည်လည်းကောင်း။ (ဟုတွာ၍။) ဣဒ္ဓါ စေဝ။ သည်လည်း
 ကောင်း။ ဖီတာ စ။ သည်လည်းကောင်း။ ဟောတိ သေယျထာပိသိ။ [ဤဝါကျ၌
 ဣဒ္ဓါစေဝ-ဟုသောပုဒ်နှင့် ဖီတာစ- ပုဒ်အကြားတွင် ဟောတိ-ရှိမှ ရှေ့ နောက်
 ညီညွတ်မည်။] အာနန္ဒါနန္ဒာ။ ဧဝမေဝ ခေါ။ တူသာလျှင်။ ကုသဝတီ။ သော။
 ရာဇောနီသည်။ မဟုဇနာ စ။ သည်လည်းကောင်း။ အာကိဏ္ဍမနံသာ စ။ သည်
 လည်းကောင်း။ သုဘိက္ခာ စ။ သည်လည်းကောင်း။ (ဟုတွာ၍။) ဣဒ္ဓါ စေဝ။
 သည်လည်းကောင်း။ ဖီတာ စ။ သည်လည်းကောင်း။ 'အဟောသိ။ မြစ်ပြီ။
 အာနန္ဒါနန္ဒာ။ ကုသဝတီ။ သော။ ရာဇောနီသည်။ ဒိဝါစေဝ။ ဌလည်းကောင်း။ ရတ္တိဌံ။
 ဌလည်းကောင်း။ ဒသဟိ။ ကုန်သော။ သဒ္ဓေဟိ။ တို့မှ။ အဝိဝိတ္တာ။ သည်။ အဟော
 သိ။ ပြီ။ သေယျထိဒိ။ ကုန်သော။ (ဒသဟိ။ ကုန်သော။ သဒ္ဓေဟိ။ တို့မှ။ အဝိဝိတ္တာ။
 သည်။ အဟောသိ။ နည်း။) ဟတ္ထိသဒ္ဓေန။ မှလည်းကောင်း။ အဿသဒ္ဓေန။ မှလည်း
 ကောင်း။ ရထသဒ္ဓေန။ မှလည်းကောင်း။ ဘေရိသဒ္ဓေန။ မှလည်းကောင်း။ မုဒိင်
 သဒ္ဓေန။ မှလည်းကောင်း။ ဝိဏသဒ္ဓေန။ မှလည်းကောင်း။ ဝိတသဒ္ဓေန။ မှလည်း
 ကောင်း။ သမ္မသဒ္ဓေန။ မှလည်းကောင်း။ တာဠသဒ္ဓေန။ မှလည်းကောင်း။ တနည်း-

၉ ပါဏိတိ၌ သဒ္ဓေန မှလည်းကောင်း။ သင်္ခသဒ္ဓေန မှလည်းကောင်း။ တုမောတို့သည်။

“အသ္မာထ၊ ကုန်၊ တုမော၊ တို့သည်။ ဝိဝထ၊ ကုန်၊ တုမော၊ တို့သည်။ ခါဒထ၊ ကုန်”
 ဣတိ၊ သို့။ (သောသိတေန၊ သော။) ဒသမေန၊ သော။ သဒ္ဓေန၊ မှလည်းကောင်း။
 ဒသဟိ၊ ကုန်သော။ ဣတိ-ဣမေဟိ-သဒ္ဓေဟိ၊ တို့မှ။ အဝိဝိတ္တာ၊ သည်။ အဟောသိ၊ ပြီ။
 ဤပါဠိများကို မဟာပရိနိဗ္ဗာနသုတ် ပဉ္စမဘာဏဝါရတွင် ပြည့်ပြည့်စုံစုံယောဇနာ
 ခဲ့ပြီ။

အာနန္ဒါန္တာ။ ကုသာဝတီ၊ သော။ ရာဇဓာနီ၊ သည်။ ဝါ၊ ကို။ သတ္တဟိ၊ ခုနစ်ခုကုန်
 သော။ ပါကာရေဟိ၊ တံတိုင်းတို့ဖြင့်။ ပရိက္ခိတ္တာ၊ ကာရံအပ်သည်။ အဟောသိ၊
 ပြီ။ သတ္တသု၊ ကုန်သော။ တေသု ပါကာရေသု၊ တို့တွင်။ [ထည့်သည်။] ဧကော၊
 သော။ ပါကာရော၊ သည်။ သောဝဏ္ဏမယော၊ ရှေ့ဖြင့်ပြီးသည်။ အဟောသိ၊ ပြီ။
 ဧကော၊ သော။ ပါကာရော၊ သည်။ ရူပိယမယော၊ ငွေဖြင့်ပြီးသည်။ အဟောသိ၊ ပြီ။
 ဧကော၊ သော။ ပါကာရော၊ သည်။ ဝေဠုရိယမယော၊ ပတ္တမြား၊ ကြောင်မျက်စုံဖြင့်
 ပြီးသည်။ အဟောသိ၊ ပြီ။ ဧကော၊ သော။ ပါကာရော၊ သည်။ ဖလိကမယော၊ ဖလ်ဖြင့်
 ပြီးသည်။ အဟောသိ၊ ပြီ။ ဧကော၊ သော။ ပါကာရော၊ သည်။ လောဟိတင်္ဂမယော၊
 ပတ္တမြားနီဖြင့်ပြီးသည်။ အဟောသိ၊ ပြီ။ ဧကော၊ သော။ ပါကာရော၊ သည်။ မသာရ
 ဝလ္လမယော၊ ပတ္တမြားပြောက်ဖြင့်ပြီးသည်။ အဟောသိ၊ ပြီ။ ဧကော၊ သော။ ပါကာရော၊
 သည်။ သဗ္ဗရတနမယော၊ အလုံးစုံသော ရတနာတို့ဖြင့်ပြီးသည်။ အဟောသိ၊ ပြီ။

တနည်း။ ။ အာနန္ဒါန္တာ။ ကုသာဝတီ၊ သော။ ရာဇဓာနီ၊ သည်။ ဝါ၊ ကို။ သော
 ဝဏ္ဏမယော၊ သော။ ဧကော၊ သော။ ပါကာရော၊ လည်းကောင်း။ ရူပိယမယော၊
 သော။ ဧကော၊ သော။ ပါကာရော၊ လည်းကောင်း။ ဝေဠုရိယမယော၊ သော။
 ဧကော၊ သော။ ပါကာရော၊ လည်းကောင်း။ ဖလိကမယော၊ သော။ ဧကော၊ သော။
 ပါကာရော၊ လည်းကောင်း။ လောဟိတင်္ဂမယော၊ သော။ ဧကော၊ သော။ ပါကာ
 ရော၊ လည်းကောင်း။ မသာရဝလ္လမယော၊ သော။ ဧကော၊ သော။ ပါကာရော၊ လည်း
 ကောင်း။ သဗ္ဗရတနမယော၊ သော။ ဧကော၊ သော။ ပါကာရော၊ လည်းကောင်း။
 ဣတိ၊ သို့။ [ထည့်စပ်။] သတ္တဟိ၊ ကုန်သော။ ပါကာရေဟိ၊ တို့ဖြင့်။ ပရိက္ခိတ္တာ၊ သည်။
 အဟောသိ၊ ပြီ။ [နောက်နောက်သောဝါကျများကိုလည်းဤနည်းချည်းသာ နှစ်နည်း
 စီ နှစ်နည်းစီ ယောဇနာရမည်။] အာနန္ဒါန္တာ။ ကုသာဝတီယာ၊ သော။ ရာဇဓာနီ
 ယာ၊ ဌ။ စတုန္ဒါ၊ လေးပါးကုန်သော။ ဝဏ္ဏာနံ၊ အဆင်းတို့၏။ ဒွါရာနိ၊ တံခါးတို့
 သည်။ အဟောသု၊ ကုန်ပြီ။ (စတုသု၊ ကုန်သော။ တေသု ဒွါရေသု၊ တို့တွင်။) ဧကံ၊
 သော။ ဒွါရံ၊ သည်။ သောဝဏ္ဏမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ ဒွါရံ၊ သည်။
 ရူပိယမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ ဒွါရံ၊ သည်။ ဝေဠုရိယမယံ၊ သည်။ အဟော
 သိ၊ ပြီ။ ဧကံ၊ သော။ ဒွါရံ၊ သည်။ ဖလိကမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကော၊ သို့။
 တစ်ခုတစ်ခုသော။ ဒွါရေ၊ ဌ။ သတ္တံ၊ သတ္တံ၊ ခုနစ်တိုင် ခုနစ်တိုင်ကုန်သော။ တိပေါ
 ရိသင်္ဂါ၊ သုံးသူဟူသော အပြန်ကျယ်သည်၏အဖြစ်ကို သိကြောင်းဖြစ်သော/လုံးပတ်
 အရံရှိကုန်သော။ ဝါ၊ တစ်ဆယ့်ငါးတောင် အတိုင်းအရှည်ရှိကုန်သော။ တိပေါရိသ
 နိခါတာ၊ သုံးသူတိုင်တိုင် မြှုပ်စိုက်အပ်ကုန်သော။ ဝါ၊ တဆယ့်ငါးတောင်တိုင်တိုင်

မြှုပ်စိုက်အပ်ကုန်သော။ ဥဗ္ဗေဓေန၊ အစောင့်အားဖြင့်။ ဣဒဿပေါရိသာ၊ တစ်ဆယ့်နှစ်သုရှိကုန်သော။ ဝါ၊ အတောင်ခြောက်ဆယ့် အတိုင်းအရှည်ရှိကုန်သော။ သေကာ၊ တံခါးတိုင်တို့သည်။ ဝါ၊ တို့ကို။ နိခါတာ၊ မြှုပ်စိုက်အပ်ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ (သတ္တသု-သတ္တသု၊ ကုန်သော။ တသု-သေကာသု၊ တို့အွင်း) ကော၊ သော။ သေကာ၊ သည်။ သောဝဏ္ဏမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ သေကာ၊ သည်။ ရူပိယမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ သေကာ၊ သည်။ ဝေဠုရိယမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ သေကာ၊ သည်။ ဖလိကမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ သေကာ၊ သည်။ လောဟိတင်္ဂမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ တစ်ခုသော။ သေကာ၊ သည်။ မသုရဂလ္လမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ သေကာ၊ သည်။ သဗ္ဗရတနမယာ၊ သည်။ အဟောသိ၊ ဖြီ။

အာနန္ဒန္တု၊ ကုသာဝတိ၊ သော။ ရာဇဓာနိ၊ သည်။ ဝါ၊ ကိုးသတ္တဟိ၊ ကုန်သော။ တာလပန္နိဟိ၊ ထန်းပင်အစဉ်တို့ဖြင့်။ ပရိက္ခိတ္တံ၊ သည်။ အဟောသိ၊ ဖြီ။ သတ္တသု၊ ကုန်သော။ တာလပန္နိသု၊ တို့တွင်။ [နှစ်ပုဒ်ထည့်သည်။] ကော၊ သော။ တာလပန္နိ၊ ထန်းပင်အစဉ်သည်။ သောဝဏ္ဏမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ ရူပိယမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ ဝေဠုရိယမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ ဖလိကမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ လောဟိတင်္ဂမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ မသုရဂလ္လမယာ၊ သည်။ အဟောသိ၊ ဖြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ သဗ္ဗရတနမယာ၊ သည်။ အဟောသိ၊ ဖြီ။ သောဝဏ္ဏမယာ၊ သော။ တာလဿ၊ ထန်းပင်၏။ ခန္ဓောပင်စည်သည်။ သောဝဏ္ဏမယော၊ သည်။ အဟောသိ၊ ဖြီ။ ပတ္တာနိစ၊ အရွက်တို့သည်လည်းကောင်း။ ဖလာနိစ၊ အသီးတို့သည်လည်းကောင်း။ ရူပိယမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ရူပိယမယာ၊ သော။ တာလဿ၊ ၎င်း။ ခန္ဓော၊ သည်။ ရူပိယမယော၊ သည်။ အဟောသိ၊ ဖြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ သောဝဏ္ဏမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ဝေဠုရိယမယာ၊ သော။ တာလဿ၊ ၎င်း။ ခန္ဓော၊ သည်။ ဝေဠုရိယမယော၊ သည်။ အဟောသိ၊ ဖြီ။ ပတ္တာနိစ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ ဖလိကမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ဖလိကမယာ၊ သော။ တာလဿ၊ ၎င်း။ ခန္ဓော၊ သည်။ ဖလိကမယော၊ သည်။ အဟောသိ၊ ဖြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ ဝေဠုရိယမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ လောဟိတင်္ဂမယာ၊ သော။ တာလဿ၊ ၎င်း။ ခန္ဓော၊ သည်။ လောဟိတင်္ဂမယော၊ သည်။ အဟောသိ၊ ဖြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ မသုရဂလ္လမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ မသုရဂလ္လမယာ၊ သော။ တာလဿ၊ ၎င်း။ ခန္ဓော၊ သည်။ မသုရဂလ္လမယော၊ သည်။ အဟောသိ၊ ဖြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ လောဟိတင်္ဂမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ သဗ္ဗရတနမယာ၊ သော။ တာလဿ၊ ၎င်း။ ခန္ဓော၊ သည်။ သဗ္ဗရတနမယော၊

သည်။ အဟောသိ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဗလာနိ စ၊ တို့သည်လည်းကောင်း။ သဗ္ဗရတနမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ အာနန္ဒန္တာ။ ဝါတေရိတာနံ၊ လေသည် တိုတ်ခတ်တုန်လှုပ်စေအပ်ကုန်သော။ တာသံတာလပန္နိနံ၊ တို့၏။ သဒ္ဓေါ၊ သည်း။ ဝဂ္ဂ၊ စ၊ ကောင်းသည်လည်းကောင်း။ ဝါ၊ သာယာသည်လည်းကောင်း။ ရဇနီယော စ၊ တည်စေသည်လည်းကောင်း။ ဝါ၊ တသ်ခြင်း၏တည်ရာအကြောင်းသည်လည်းကောင်း။ ခမနီယော စ၊ မြန်ယှက်သက်ဝင်စေတတ်သည်လည်းကောင်း။ ဝါ၊ မြန်ယှက် သက်ဝင်ခြင်း၏ တည်ရာအကြောင်းသည်လည်းကောင်း။ မဒနီယော စ၊ မာန်ယစ်စေတတ်သည်လည်းကောင်း။ ဝါ၊ မာန်ယစ်ခြင်း၏ တည်ရာအကြောင်းသည်လည်းကောင်း။ အဟောသိ၊ ပြီ။ အာနန္ဒန္တာ။ သေယုထာပိ၊ မည်သည်။ ပဉ္စမိကဿ၊ အာတတ၊ ပိတတ၊ အာတတပိတတ၊ သုသိရ၊ ဗုဒ္ဓ ဟုဆိုအပ်သော ဝါးပါးသော အင်္ဂါရှိသော။ သုဝိနိတဿ၊ ကောင်းစွာဆောင်အပ်သော။ ဝါ၊ တင်းတင်းဆွဲခြင်း၊ လျော့လျော့ပြုခြင်း အစရှိသည်တို့ဖြင့်ကောင်းစွာ အသံလွှတ်အပ်သော။ သုပ္ပဋိတာဋိတဿ၊ ကောင်းစွာရိုက်နှက်တီးခတ်အပ်သော။ ဝါ၊ သာယာသည်၊ မသာယာသည်၌ ကောင်းစွာအစမ်းတီးခတ်အပ်သော။ သုကုသလေဟိ၊ ကောင်းစွာလိမ္မာကြကုန်သောဆရာတို့သည်။ ဝါ၊ အလွန်လိမ္မာကြကုန်သောသူတို့သည်။ သမန္တာဟတဿ၊ ကောင်းစွာတီးခတ်အပ်သော။ [သမန္တာဂတဿ-ဟုမူအစောင်စောင်ရှိကြ၏။ ထိုသို့ရှိသောပါဠိများကား ပါဠိပျက်များတည်း] တူရိယဿ၊ တူရိယာ၏။ သဒ္ဓေါ၊ သည်း။ ဝဂ္ဂ၊ စ၊ သည်လည်းကောင်း။ ရဇနီယော စ၊ သည်လည်းကောင်း။ ခမနီယော စ၊ သည်လည်းကောင်း။ မဒနီယော စ၊ သည်လည်းကောင်း။ ဟောတိ သေယုထာပိ၊ သို့။ အာနန္ဒန္တာ။ ဝေမေဝ ခေါ၊ တူသာလျှင်။ ဝါတေရိတာနံ၊ ကုန်သော။ တာသံတာလပန္နိနံ၊ တို့၏။ သဒ္ဓေါ၊ သည်း။ ဝဂ္ဂ၊ စ၊ သည်လည်းကောင်း။ ရဇနီယော စ၊ သည်လည်းကောင်း။ ခမနီယော စ၊ သည်လည်းကောင်း။ မဒနီယော စ၊ သည်လည်းကောင်း။ အဟောသိ၊ ပြီ။ အာနန္ဒန္တာ။ တေန သမ္ပယေန၊ မဟာသုဒဿနစကြာမင်းဖြစ်ရာ ထိုအခါ၌၊ ကုသာဝတိယာ၊ သော။ ရာဇဇာနိယာ၊ ဌ၊ ယေ ဓုတ္တာ၊ အကြင် အန်ကြူးသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ပိပါသာ၊ သေသောက်ခြင်းငှါ အလိုရှိကြကုန်သော။ ယေသောဏ္ဍာ၊ အကြင် သေသောက်ကြူးသောပုဂ္ဂိုလ်တို့သည်လည်းကောင်း။ အဟောသုံ၊ ရှိကုန်ပြီ။ တေ-ဓုတ္တာ၊ တို့သည်လည်းကောင်း။ တေ-သောဏ္ဍာ၊ တို့သည်လည်းကောင်း။ ဝါတေရိတာနံ၊ ကုန်သော။ တာသံ တာလပန္နိနံ၊ တို့၏။ သဒ္ဓေန၊ ဖြင့်။ ပရိစာရေသုံ၊ ဣန္ဒြေတို့ကို ထိုမှ၊ ဤမှ လှည့်လည်ကျက်စားစေကြကုန်ပြီ။ ဝါ၊ မြူးတူးပျော်ပါးကစားကြကုန်ပြီ။

စက္ကရတန

၂၄၃။ အာနန္ဒန္တာ။ မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ သတ္တဟိ၊ ကုန်သော။ ရတနေဟိ၊ ရတနာတို့နှင့်လည်းကောင်း။ စတူဟိ၊ ကုန်သော။ ဣဒ္ဓိဟိ၊ ဣဒ္ဓိတို့နှင့်လည်းကောင်း။ ဝါ၊ တန်းခိုးတို့နှင့်လည်းကောင်း။ သမန္တာဂတော၊ ကောင်းစွာလျော်စွာယှဉ်

သည်။ ဝါ၊ ပြည့်စုံသည်။ အဟောသိ၊ ပြီ။ သတ္တံဟိ၊ ကုန်သော။ ကတမေဟိ-ရတနေဟိ၊ အဘယ်ရတနာတို့နှင့်။ သမန္တာဂတော၊ သည်။ အဟောသိ၊ နည်း၊ အာနန္ဒန္တာ။ [ဣဓ-သဒ္ဓါကား နိပါတ်မျှသာ။] ပန္နရသေ၊ တစ်ဆယ့်ငါးရက်တို့၏ ပြည့်ကြောင်းဖြစ်သော။ တဒဟုပေါသထေ၊ ထိုနေ့ဥပုသ်နေ့၌၊ တနည်း-ဥပေါသထေ၊ အကျင့်သီလ အနသနနှင့် တကွပြည့်စုံလျက် စောင့်သုံးနေထိုင်ရာဖြစ်သော။ ပန္နရသေ၊ သော၊ တဒဟု၊ ထိုနေ့၌။ သီသံ၊ ဦးခေါင်းကို။ ဝါ၊ ဦးခေါင်းနှင့်တကွ။ နှာတဿ၊ ရေချိုးပြီးသည်ဖြစ်၍။ ဥပေါသထိကဿ၊ ဆောက်တည်အပ်ပြီးသော ဥပုသ်သီလရှိသည်ဖြစ်၍။ ဥပရိပါသာဒဝရဂတဿ၊ မြတ်သော ပြာသာဒ်ထက်သို့ ရောက်သော။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဒိဗ္ဗိနတ်၌ဖြစ်သော အာနုဘော်နှင့်တူသော အာနုဘော်ရှိသော။ ဝါ၊ နတ်၌ဖြစ်သော အာနုဘော်နှင့်တူသော အာနုဘော်နှင့်ယှဉ်သော။ သဟဿာရံ၊ အကန့်တို့၏ တစ်ထောင်ရှိသော။ ဝါ၊ တစ်ထောင်သော ဒေကန့် ရှိသော။ ဝါ၊ တစ်ထောင်သောတောက်ဆံရှိသော။ သနေမိကံ၊ အကွပ်နှင့်တကွ ဖြစ်သော။ ဝါ၊ တကုနှင့်တကွ ဖြစ်သော။ သနာဘိကံ၊ ပုံတောင်းနှင့်တကွ ဖြစ်သော။ ဝါ၊ ချက်နှင့်တကွဖြစ်သော။ သဗ္ဗာကာရပရိပူရံ၊ အလုံးစုံသော ကောင်းသောအခြင်းအရာတို့ဖြင့် ပြည့်သော။ စက္ကရတနံ၊ စကြာရတနာသည်။ ဝါ၊ စက်တီးဖြစ်၍ မွေလျော်ခြင်းကိုဖြစ်စေတတ်သော ဝတ္ထုသည်။ ဝါ၊ မွေလျော်ခြင်းကိုဖြစ်စေတတ်သော စက်တီးသည်။ ပါတုရဟောသိ၊ ထင်ရှားဖြစ်ပေါ်လာပြီ။ ဒိဗ္ဗိသော၊ သဟဿာရံ၊ သော။ သနေမိကံ၊ သော။ သနာဘိကံ၊ သော။ သဗ္ဗာကာရပရိပူရံ၊ သော။ စက္ကရတနံ၊ ကို။ ဒိသ္မာ၊ မြင်ရသည်ရှိသော်။ ဝါ၊ ကြောင့်။ [လိုက်စပ်သည်။] မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “မေ၊ သည်။ [ကတ္တားထည့်သည်။] ဧတံ-ဝစနံ၊ ကို။ သုတံ၊ ကြားအပ်ပါပြီ။ ဝါ၊ ကြားဘူးပြီ။ ကိံ၊ သို့။ သုတံ၊ နည်း။ “ပန္နရသေ၊ သော။ တဒဟုပေါသထေ၊ နည်း-ဥပေါသထေ၊ သော။ ပန္နရသေ၊ သော။ တဒဟု၊ နှ။ သီသံ၊ ကို။ ဝါ၊ တကွ။ နှာတဿ၊ ရှိ။ ဥပေါသထိကဿ၊ ရှိ။ ဥပရိပါသာဒဝရဂတဿ၊ သော။ ခတ္တိယဿ၊ မင်းဇာတ်ရှိသော။ ဝါ၊ မြေကိုအစိုးရသော။ မုဒ္ဓါတိသိတ္တဿ၊ ထိပ်ထက်၌ ရေစင်ဖြင့် သွန်းလောင်းအပ်ပြီးသော။ ယဿ ရညော၊ အား။ ဒိဗ္ဗိသော၊ သဟဿာရံ၊ သော။ သနေမိကံ၊ သော။ သနာဘိကံ၊ သော။ သဗ္ဗာကာရပရိပူရံ၊ သော။ စက္ကရတနံ၊ သည်။ ပါတုဘဝတိ၊ ၏။ သော-ရာဇာ၊ သည်။ စက္ကဝတ္တိ၊ သော။ ရာဇာ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ သုတံ၊ အပ်ပြီ။ အဟံ၊ သည်။ စက္ကဝတ္တိ၊ သော။ ရာဇာ၊ သည်။ အဿံ-န ခေါ်၊ ဖြစ်လေသလော”။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

၂၄၄။ အာနန္ဒန္တာ။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှနောက်၌။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ အာသနာ၊ မှ။ ဥဠာယ၊ ရှိ။ ဥတ္တရာသင်္ဂံ၊ အထက်သတ်မှတ် ပခုံးရပ်၌ ဗြိကပ်တင်လွှမ်းအပ်သော ကိုယ်ဝတ်စုလျားကို။ ဧကံသံ၊ လက်ဝဲတစ်ဖက် ပခုံးထက်၌။ ကရိတွာ၊ ထား၍။ ဝါ၊ တင်၍။ ဝါမေန၊ လက်ဝဲဖြစ်သော။ ဟတ္ထေန၊ လက်ဖြင့်။ သုဝဏ္ဏဘိကံ၊ ရံ၊ ရွှေကရားကို။ ဝဟေတွာ၊ ကိုင်၍။ ဒက္ခိဏေန၊ လက်ျားဖြစ်သော။ ဟတ္ထေန၊ ဖြင့်။ စက္ကရတနံ၊ သို့။ အဗ္ဘုတ္တိရိ၊ ရှေးရှုမြောက်ကြပြီ။

ကို ဝစနံ၊ ကိ။ ဝတ္တု၊ ရှိ။ အတ္တုတ္တိရိ၊ နည်း?။ “ဘဝံ စတ္တရတနံ၊ အရှင်စကြာ ရတနာသည်။ ပဝတ္တုတုလည်ပါလော့။ ဘဝံ စတ္တရတနံ၊ အရှင်စကြာရတနာသည်။ အဘိဝိဇိနာတု၊ အကုန် အခပ် ရန်များဖြင့်ကို အောင်မြင်ပါလော့”။ ဣတိ-ဣဒံ ဝစနံ ကိ။ ဝတ္တု၊ ရှိ။ အတ္တုတ္တိရိ၊ ပြီ။ အာနန္ဒ၊ နွာ။ အထ-တသ္မိံ ကာလေ၊ ရှေးရှု မြောက်ကြရာ ထိုအခါ၌၊ တံ စတ္တရတနံ၊ သည်။ ပုရတ္ထိမံ၊ အရှေ့ဖြစ်သော။ ဒိသံ၊ အရှင်သို့။ ပဝတ္တုတိလည်၏။ မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ စတုရဂီနိယာ၊ ဆင်၊ မြင်း၊ ရထား၊ ခြေသည်အားဖြင့် လေးပါးသော အင်္ဂါရှိသော။ သေနာယ၊ စစ်သည်နှင့်။ သဒ္ဓိံ၊ တက္က၊ အန္တဒေဝ-အနု အဒိ ဝေ၊ အစဉ်လိုက်သွားသည်သာ။ အာနန္ဒ၊ နွာ။ ယသ္မိံ ပဒေသ၊ အကြင်အရှင်၌။ [ခေါ် ပန-သဒ္ဓါကား ပဒါလင်္ကာရ မျှသာ။] စတ္တရတနံ၊ သည်။ ပတိဋ္ဌာသိ၊ တည်ပြီး၊ တတ္ထ-တသ္မိံ ပဒေသေ၌။ မဟာ သုဒဿနော၊ သော။ ရာဇော၊ သည်။ စတုရဂီနိယာ၊ သော။ သေနာယ၊ နှင့်။ သဒ္ဓိံ၊ က္က၊ ဝါသံ၊ ခနခြင်းသို့၊ ဥပဝတ္ထိ၊ ကင်ရောက်ပြီး၊ အာနန္ဒ၊ နွာ။ ပုရတ္ထိမာယ၊ သော။ ဒိသာယ၊ ၌။ ယေ ပပုရောဇာနော၊ အကြင်ဆန်ကွင်တက်ဖြစ်သော မင်းတို့သည်။ ဝါ၊ အကြင်ရန်သူမင်းတို့သည်။ သန္တိ၊ ကုန်၏။ [ထည့်စပ်သည်။] တေ-ပပုရောဇာနော တို့သည်။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ သို့။ ဝါ၊ ကိ။ ဥပသင်္ကမိတ္တာ၊ ကုန်၌။ ဧဝံ၊ သို့။ အာဟံ၊ သု၊ သံဘာဗိဗ္ဗိတင်ကြကုန်ပြီ။ ကိံ၊ သို့။ အာဟံ၊ သု၊ ကုန်သနည်း?။ “မဟာရာဇ၊ မြတ်။ (တုံ၊ သည်။) ဧဟိ၊ ကြွလာတော်မူပါလော့။ [ခေါ်-ကား နိပါတ်မျှသာ။] မဟာရာဇ၊ မြတ်။ တေ၊ အာ၊ သွာဂတံ၊ ကောင်းသော လာခြင်း သည်။ ဟောတိ၊ ပါ၏။ [ထည့်စပ်သည်။] တနည်း-မဟာရာဇ၊ မြတ်။ တေ၊ ၎င်း။ အာဂတံ၊ ကြွလာတော်မူခြင်းသည်။ သွာဂတံ၊ ကောင်းသော ကြွလာတော်မူခြင်းပါ တည်း။ မဟာရာဇ၊ မြတ်။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းခရိုင် နိုင်ငံတော်သည်။ [ထည့်သည်။] ဧတ၊ ၎င်း။ သင်္ကမိတ္တာဖြစ်သော တိုင်း ခရိုင် နိုင်ငံတော်ပါတည်း။ မဟာရာဇ၊ မြတ်။ (တုံ၊ သည်။) အနုသာသ၊ သွန်သင်ဆုံးမ နည်းလမ်းပြတော်မူပါလော့”။ ဣတိ-ဧဝံ၊ သို့။ အာဟံ၊ သု၊ ကုန်ပြီ။ မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ ဧဝံ၊ သို့။ အာဟ၊ ပြီ။ ကိံ၊ သို့။ အာဟ၊ နည်း?။ “(တုမေဟိ၊ တို့သည်။) ပါဏော၊ သတ္တဝါကို။ န ဟန္တုဗ္ဗော၊ မသတ်အပ်၊ မသတ်သင့်၊ မသတ်ထိုက်၊ မသတ်ကြလင့်။ အဒိန္နံ၊ အရှင်သည် ကိုယ်၊ နှုတ်ဖြင့် မပေးအပ်သော လူတော်ရှိသော တပါးသောသူ၏ ဥစ္စာကို။ န အာဒါတဗ္ဗံ၊ မခိုးယူအပ်၊ မခိုးယူသင့်၊ မခိုးယူထိုက်၊ မခိုးယူလင့်။ ကာမေသု၊ ဝတ္ထု၊ ကာမတို့၌၊ မိစ္ဆာ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သောအားဖြင့် ကျင့်ခြင်းကို။ န စရိတဗ္ဗာ၊ မကျင့်အပ်၊ မကျင့်သင့်၊ မကျင့်ထိုက်၊ မကျင့်ကောင်း၊ မကျင့်လင့်။ မုသာ၊ ချွတ်ယွင်းဘောက်ပြန် မဟုတ်မမှန်သောစကားကို။ န ဘဏိတဗ္ဗံ၊ မပြော ဆိုအပ်၊ မပြောဆိုသင့်၊ မပြောဆိုထိုက်၊ မပြောဆိုကောင်း၊ မပြောဆိုလင့်။ မဇ္ဈိယစိမ္မိ၊ ဘွေဝေစေတက်သော သေအရက်ကို။ န ပါတဗ္ဗံ၊ မသောက်အပ်၊ မသောက်သင့်၊ မသောက်ထိုက်၊ မသောက်ကောင်း၊ မသောက်လင့်။ (တုမေဟိ၊ တို့သည်။) ယထာတုတ္တဉ္စ၊ အကြင်အကြင် စားအပ်တိုင်းသော အခွန်အတုတ်ကိုသာလျှင်။ ဝါ၊ အကြင်အကြင် စားမြဲတိုင်းသော အခွန်အတုတ်ကိုသာလျှင်။ ဘုဒ္ဓထ၊ ကုန်လော့”။ ဣတိ-ဧဝံ၊ သို့။



အာဟာပြီ။ အာနန္ဒန္တော။ ပုရတ္ထိမာယာ သော။ ဒိသာယာဉ္ဇ။ ယေ ပဋိရာဇာနော
 တို့သည်။ (သန္တိကုန်၏။) တေ-ပဋိရာဇာနောတို့သည်။ မဟာသုဒဿနဿ၊ သော။
 ရညော၏။ အနုယန္တာနောက် သို့ လိုက်ကြကုန်သည်။ ဝါ၊ အလိုသို့ အစဉ်လိုက်ကြကုန်
 သည်။ အဟေသံ၊ ကုန်ပြီ။ အာနန္ဒန္တော။ အထ-ပစ္စာ၊ သမုဒ္ဒရာအဆုံးအပိုင်းအခြား
 ရှိသော အရှေ့ကျွန်းကို အောင်မြင်ပြီးရာကာလမှနေကပ်၍။ တံ-စက္ကရတနံ၊ သည်။
 ပုရတ္ထိမံ၊ အရှေ့ဖြစ်သော။ သမုဒ္ဒံ၊ သမုဒ္ဒရာသို့။ အဇ္ဈောဂါဟေတွာ၊ သက်ဝင်၍။
 ပုရတ္ထိမတော၊ သော။ သမုဒ္ဒတော၊ မှ။ [နှစ်ပုဒ်ထည့်စပ်သည်။] ပစ္စုတ္တရိတွာ၊ တဘန်
 တက်၍။ ဒက္ခိဏံ၊ တောင်ဖြစ်သော။ ဒိသံ၊ သို့။ ပဝတ္တတိ၊ လည်ပြန်၏။ [ဝါကျပေယျာလ
 ကိုဖော်ခဲ့မည်။] အန္တဒေဝ ရာဇာ မဟာသုဒဿနော သဒ္ဓိံ စတုရဂီနိယာ သေနာယ။
 ယသ္မိံ ခေါ် ပနာနန္ဒ ပဒေသေ စက္ကရတနံ ပတိဋ္ဌာသိ၊ တတ္ထ ရာဇာ မဟာသု
 ဒဿနော ဝါသံ ဥပဂစ္ဆိ သဒ္ဓိံ စတုရဂီနိယာ သေနာယ။ ယေ ခေါ် ပနာနန္ဒ
 ဒက္ခိဏာယ ဒိသာယ ပဋိရာဇာနော၊ တေ ရာဇာနံ မဟာသုဒဿနံ ဥပသက်မိတွာ
 ဧဝမာဟံသု “ဟေ ခေါ် မဟာရာဇာသွာဂတံ တေ မဟာရာဇာ သကံ တေ မဟာ
 ရာဇာ အနုသာသ မဟာရာဇာ” တိ။ ရာဇာ မဟာသုဒဿနော ဧဝမာဟ “ပါဏော
 န ဟန္တဗ္ဗော၊ အဒိန္နံ န အာဒါတဗ္ဗံ၊ ကာမေသု မိစ္ဆာန စရိတဗ္ဗာ၊ မုသာ န ဘဏိတဗ္ဗာ၊
 မဇ္ဇံ န ပါတဗ္ဗံ၊ ယထာဘုတ္တံ ဘုဉ္ဇထာ” တိ။ ယေ ခေါ် ပနာနန္ဒ ဒက္ခိဏာယ ဒိသာယ
 ပဋိရာဇာနော၊ တေ ရညော မဟာသုဒဿနဿ အနုယန္တာ အဟေသံ။ ။ အာနန္ဒ
 န္တော။ အထ-ပစ္စာ၊ သမုဒ္ဒရာအဆုံးအပိုင်းအခြားရှိသော တောင်ကျွန်းကို အောင်မြင်ပြီး
 ရာကာလမှ နောက်၍။ တံ စက္ကရတနံ၊ သည်။ ဒက္ခိဏံ၊ သော။ သမုဒ္ဒံ၊ သို့။ အဇ္ဈော
 ဂါဟေတွာ၊ ပြီး၍။ (ဒက္ခိဏတော၊ သော။ သမုဒ္ဒတော၊ မှ။) ပစ္စုတ္တရိတွာ၊ ပစ္စိမံ၊
 သော။ ဒိသံ၊ သို့။ ပဝတ္တတိ၊ ပြန်၏။ အန္တဒေဝ ရာဇာ မဟာသုဒဿနော သဒ္ဓိံ
 စတုရဂီနိယာ သေနာယ။ ယသ္မိံ ခေါ် ပနာနန္ဒ ပဒေသေ စက္ကရတနံ ပတိဋ္ဌာသိ၊
 တတ္ထ ရာဇာ မဟာသုဒဿနော ဝါသံ ဥပဂစ္ဆိ သဒ္ဓိံ စတုရဂီနိယာ သေနာယ။
 ယေ ခေါ် ပနာနန္ဒ ပစ္စိမာယ ဒိသာယ ပဋိရာဇာနော၊ တေ ရာဇာနံ မဟာသုဒဿနံ
 ဥပသက်မိတွာ ဧဝမာဟံသု “ဟေ ခေါ် မဟာရာဇာသွာဂတံ တေ မဟာရာဇာ သကံ
 တေ မဟာရာဇာ အနုသာသ မဟာရာဇာ” တိ။ ရာဇာ မဟာသုဒဿနော ဧဝမာဟ
 “ပါဏော န ဟန္တဗ္ဗော၊ အဒိန္နံ န အာဒါတဗ္ဗံ၊ ကာမေသု မိစ္ဆာန စရိတဗ္ဗာ၊ မုသာ
 န ဘဏိတဗ္ဗာ၊ မဇ္ဇံ န ပါတဗ္ဗံ၊ ယထာဘုတ္တံ ဘုဉ္ဇထာ” တိ။ ယေ ခေါ် ပနာနန္ဒ ပစ္စိ
 မာယ ဒိသာယ ပဋိရာဇာနော၊ တေ ရညော မဟာသုဒဿနဿ အနုယန္တာ
 အဟေသံ။ အာနန္ဒန္တော။ အထ-ပစ္စာ၊ သမုဒ္ဒရာ အဆုံးအပိုင်းအခြားရှိသော
 အနောက်ကျွန်းကို အောင်မြင်ပြီးရာကာလမှ နောက်၍။ တံ စက္ကရတနံ၊ သည်။ ပစ္စိမံ၊
 သော။ သမုဒ္ဒံ၊ သို့။ အဇ္ဈောဂါဟေတွာ၊ ၍။ (ပစ္စိမတော၊ သော။ သမုဒ္ဒတော၊ မှ။)
 ပစ္စုတ္တရိတွာ၊ ၍။ ဥတ္တရံ၊ သော။ ဒိသံ၊ သို့။ ပဝတ္တတိ၊ ပြန်၏။ မဟာသုဒဿနော၊
 သော။ ရာဇာ၊ သည်။ စတုရဂီနိယာ၊ သော။ သေနာယ၊ နှင့်။ သဒ္ဓိံ၊ ကြား အန္တဒေဝ-
 အနု အဒိ ဧဝ၊ သည်သာ။ အာနန္ဒန္တော။ ယသ္မိံ ပဒေသေ၊ ၍။ စက္ကရတနံ၊ သည်။
 ပတိဋ္ဌာသိ၊ ပြီ။ တတ္ထ-တသ္မိံ ပဒေသေ၊ ၍။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။

စတုရဂီနိယာသော၊ သေနာယ၊ နှင့်။ သဗ္ဗိံ၊ ကွ။ ဝါသံ၊ သို့။ ဥပဂစ္ဆိ၊ ပြန်ပြီ။ အာနန္ဒ၊ နွာ။ ဥတ္တရာယ၊ သော။ ဒိသာယ၊ ဌ။ ယေ ပဋိရာဇာနော၊ တို့သည်။ (သန္တိ၊ ကုန်၏။) တေ-ပဋိ ရာဇာနော၊ တို့သည်။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ သို့။ ဝါ၊ ကိ။ ဥပသက်ိတ္တာ၊ ကုန်၍။ ဝေံ၊ သို့။ အာဟံ၊ သု၊ ကုန်ပြီ။ ကိံ၊ သို့။ အာဟံ၊ သု၊ ကုန်သနည်း။ “မဟာရာဇ၊ မြတ်။ (တံ၊ သည်။) ဧဟိ၊ မူပါလော့။ မဟာရာဇ၊ မြတ်။ တေ၊ အား။ သွာဂတံ၊ သည်။ (ဟောတိ၊ ပါ၏။) တနည်း-မဟာရာဇ၊ မြတ်။ ဧတ၊ ဧံ၊ အာဂတံ၊ သည်။ သွာဂတံ၊ တည်း။ မဟာရာဇ၊ မြတ်။ (ဣဒံ ရဋ္ဌံ၊ သည်။) တေ၊ ဧံ၊ သကံ၊ ပါတည်း။ မဟာရာဇ၊ မြတ်။ (တံ၊ သည်။) အနုသာယ၊ မူပါလော့”။ ဣတိ-ဝေံ၊ သို့။ အာဟံ၊ သု၊ ကုန်ပြီ။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ ဝေံ၊ သို့။ အာဟ၊ ပြီ။ ကိံ၊ သို့။ အာဟ၊ နည်း။ “(တုဗ္ဗေဟိ၊ တို့သည်။) ပါဏော၊ ကိ။ န ဟန္တဗ္ဗေ၊ လင့်။ အဒိန္နံ၊ ကိ။ န အာဒါတဗ္ဗံ၊ လင့်။ ကာမေသု၊ သို့။ မိစ္ဆာ၊ ကိ။ န စရိတဗ္ဗာ၊ လင့်။ မုသာ၊ ကိ။ န ဘဏိတဗ္ဗာ၊ လင့်။ မဇ္ဇိ၊ ကိ။ န ပါတဗ္ဗံ၊ လင့်။ (တုဗ္ဗေဟိ၊ တို့သည်။) ယထာတုတ္တဉ္စ၊ ကိသာလျှင်။ ဘုဉ္ဇထ၊ ကုန်လော့”။ ဣတိ-ဝေံ၊ သို့။ အာဟ၊ ပြီ။ အာနန္ဒ၊ နွာ။ ဥတ္တရာယ၊ သော။ ဒိသာယ၊ ဌ။ ယေ ပဋိရာဇာနော၊ တို့သည်။ (သန္တိ၊ ကုန်၏။) တေ-ပဋိရာဇာနော၊ တို့သည်။ မဟာသုဒဿနဿ၊ သော။ ရညော၊ ဧံ။ အနုယန္တာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။

၂၄၅။ အာနန္ဒ၊ နွာ။ အထ-ပစ္စာ၊ သမုဒ္ဒရာလေးစင်းဟူသော အဆုံးအပိုင်း အခြားရှိသောမြေကို အောင်မြင်ပြီးရာကာလမှ နောက်၌။ တံ စက္ကရတနံ၊ သည်။ သမုဒ္ဒပရိယန္တံ၊ သမုဒ္ဒရာလေးစင်းဟူသော အပိုင်းအခြားရှိသော။ ပထဝီ၊ ကိ။ အဘိဝိဇိနိတ္တာ၊ အောင်မြင်ပြီး၍။ ကုသာဝတိံ၊ သော။ ရာဇမာနိံ၊ သို့။ ပစ္စာဂန္ဓာ၊ တဘန် ပြန်လာ၍။ မဟာသုဒဿနဿ၊ သော။ ရညော၊ ဧံ။ အန္တေပုရဗ္ဗါရော၊ နန်းတော်တံခါး အနီး၌။ အတ္ထကရဏပုဗ္ဗေတိုင်းကျိုး ပြည်ကျိုးကို ပြုစီရင်ရာဖြစ်သော အခြားစုမန်၌။ မဟာသုဒဿနဿ၊ သော။ ရညော၊ ဧံ။ အန္တေပုရံ၊ နန်းတော်တွင်းကို။ ဥပသောတယခာနံ၊ တင့်တယ်စေလျက်။ အက္ခာဟတံ မညေ၊ ဝင်ရိုးစွန်၌ ထိခိုက်သကဲ့သို့။ အဠာသိ၊ ပြီ။ အာနန္ဒ၊ နွာ။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဧဝရူပံ၊ ဤသို့ လေးကျွန်းလုံးသို့ ပျံသန်းသွားလာနိုင်ခြင်းဟူသောသဘောရှိသော။ စက္ကရတနံ၊ သည်။ ပါတုရဟေဝသိ၊ ပြီ။ (၁)

ဟတ္ထိရတန

၂၄၆။ အာနန္ဒ၊ နွာ။ ပုန စပရံ၊ တမျိုးတခြား ရတနာတပါးကိုလည်း ထင်ရှား တဘန် ဟောထားခဲ့ပြန်အံ့။ တနည်း-အာနန္ဒ၊ နွာ။ ပုန၊ တဘန်။ အပရံ၊ တပါး သော။ ရတနံ စ၊ ကိုလည်း။ အဟံ၊ သည်။ ဘာသိသာမိ၊ မူပေအံ့။ တံ၊ သည်။ သုဏောဟိ၊ လော့။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဟတ္ထိရတနံ၊ ဆင်ရတနာသည်။ ပါတုရဟေဝသိ၊ ပြီ။ သဗ္ဗသေတော၊ အလုံးစုံရှိသော။ ဝါ၊ တကိုယ်လုံး ရှိသော။ သတ္တပုတိဇ္ဇော၊ မြေကိုထိသော ခုနစ်ပါးသော ကိုယ်အင်္ဂါအစိတ်တို့ဖြင့်

တည်သော။ ဝါ၊ မြီးဆံ၊ အင်္ဂါဇာတ်၊ လက်မြတ်၊ နှာမောင်း လေးချောင်းလက်ခြေ
 မြေကိုထိသော ခုနစ်ပါးသော ကိုယ်အင်္ဂါအစိတ်တို့ဖြင့် တည်သော။ ဣဒ္ဓိမာ၊ တန်းခိုး
 ရှိသော။ ဝေဟာသင်္ဂမော၊ ကောင်းကင်သို့ ပျံသန်းသွားလာနိုင်သော။ - ဥပေါသ
 ထော နှာမ၊ ဥပေါသထအမည်ရှိသော၊ နာဂရာဇာ၊ ဆင်မင်းသည်။ ပါတုရဟောသိ၊
 ပြီ။ တံ-ဟတ္ထိရတနံ၊ ထိုဆင်ဖြူရတနာကို။ ဒိသ္မာ၊ သော်။ ဝါ၊ ကြောင့်။ မဟာသု
 ဒဿနဿ၊ သော၊ ရညော၊ ၎င်း။ စိတ္တံ၊ သည်။ ပသိဒိ၊ ကြည်လင်ပြီ။ (ပသန္ဓစိတ္တော၊
 ကြည်လင်သောစိတ်ရှိသည်။ ဟုတွာ၊ ၎င်း။ စိန္တေသိ၊ ကြံပြီ။) ကိ၊ သူ။ စိန္တေသိ၊ နည်း?။
 “ဘော၊ အိုအချင်းတို့။ ဟတ္ထိယာနံ၊ ဆင်ယာဉ်သည်။ ဒမထံ၊ ဆုံးမခြင်းသို့။ ဝါ၊ ဆုံး
 မအပ်သည်၏အဖြစ်သို့။ သစေ ဥပေယျ၊ အကယ်၍ ကပ်ရောက်ခဲ့ငြားအံ့။ ဧဝံ သတိ၊
 သော်။ ဘဒ္ဒကံ ဝတ၊ ဪ-ကောင်းလေစွတကား။ ဝါ၊ ကောင်းလေစွ - ဪ”။
 ဣတိ၊ သို့။ စိန္တေသိ၊ ပြီ။ အာနန္ဒန္တော၊ အထ-တသ္မိံ ကာလေ၊ အကြံဖြစ်ရာ ထိုအခါ
 ၌။ တံ-ဟတ္ထိရတနံ၊ သည်။ သေယျထာပိ၊ မည်သည်။ ဂန္ဓဟတ္ထာဇာနိယော၊
 ကြောင်း၊ ကျိုးနှစ်တန် လမ်းအမှန်ကို ဧကန်သိတတ်သော ဂန္ဓဆင်သည်။ ဒိဃရတ္တံ၊
 ရှည်မြင့်စွာသော နေ့၊ ညဉ့်ပတ်လုံး။ သုပရိဒန္တော၊ ကောင်းစွာဆုံးမအပ်သည်။ ဝါ၊
 ကောင်းစွာဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးသည်။ ဟောတိ သေယျထာပိ၊ သို့။ ဧဝ-
 မေဝ၊ သာလျှင်။ ဒမထံ၊ သို့။ ဥပဂစ္ဆိ၊ ပြီး အာနန္ဒန္တော။ (ဣဒ္ဓိ၊ ကား။) ဘူတပုဗ္ဗံ၊ သော။
 (ဝတ္ထု၊ တည်း။) မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ တမေဝ ဟတ္ထိရတနံ၊
 ကိုသာလျှင်။ ဝိမိသမာနော၊ စုံစမ်းလိုသည်။ (ဟုတွာ၊ ၎င်း။) ပုဗ္ဗဏှသမယံ၊ နေ့၏ရှေ့
 အတို့ ဖြစ်သောအခါ၌။ အသိရဟိတွာ၊ တက်စီး၍။ သမုဒ္ဒပရိယန္တံ၊ သော။ ပထဝီ၊
 သို့။ အနုယာယိတွာ၊ အစဉ်အတိုင်းလှည့်လည်၍။ ကုသာဝတိံ၊ သော။ ရာဇဓာနိံ၊
 သို့။ ပစ္စာဂန္တော၊ ၎င်း။ ပါတရာသံ၊ နံနက်စာစားခြင်းကို။ အကာသိ၊ ပြီ။ အာနန္ဒန္တော၊
 မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဝေရူပံ၊ ဤသို့သော လေးကျွန်းလုံးသို့
 ပျံသန်းသွားလာနိုင်ခြင်းဟူသော သဘောရှိသော။ ဟတ္ထိရတနံ၊ သည်။ ပါတုရ
 ဟောသိ၊ ပြီ။ (၂)။

အဿရတန

၂၄၇။ အာနန္ဒန္တော။ ပုန စပရံ၊ တမျိုးတခြား ရတနာတပါးကိုလည်း ထင်ရှား
 တာဘန်ဟောထားခဲ့ပြန်အံ့။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ အဿရ
 တနံ၊ မြင်းရတနာသည်။ ပါတုရဟောသိ၊ ပြီ။ သဗ္ဗသေတော၊ သော။ ကာဠသီသော၊
 မြည်းနက်သော ဦးခေါင်းရှိသော။ မုဉ္ဇကေသော၊ ဖြူဆံ့မြက်နှင့်တူသော ဦးစွန်းရှိ
 သော။ ဣဒ္ဓိမာ၊ သော။ ဝေဟာသင်္ဂမော၊ သော။ ဝလာဟကော နာမ၊ ဝလာဟက
 အမည်ရှိသော။ ဝါ၊ ကောင်းကင်တိမ်ဖျား တိမ်ညွန့်ကြားသို့ သွားနိုင်သည်၏ အဖြစ်
 ကြောင့် ဝလာဟကအမည်ရှိသော။ အဿရာဇာ၊ မြင်းမင်းသည်။ ပါတုရဟောသိ၊
 ပြီ။ တံ-အဿရတနံ၊ ကို။ ဒိသ္မာ၊ သော်။ ဝါ၊ ကြောင့်။ မဟာသုဒဿနဿ၊ သော။
 ရညော၊ ၎င်း။ စိတ္တံ၊ သည်။ ပသိဒိ၊ ပြီ။ (ပသန္ဓစိတ္တော၊ သည်။ ဟုတွာ၊ ၎င်း။ စိန္တေသိ၊ ပြီ။)

ကိ"သို့။ စိန္တေသိနည်း?။ "ဘောတိ။ အဿယဇနံ၊ သည်း၊ ဒမထံသို့။ သစေ ဥပေယျ၊ ငြားအံ့။ ဧဝံ သတိ၊ သော်၊ ဘဒ္ဒကံ ဝတ၊ ကား"။ ဣတိသို့။ စိန္တေသိ၊ ငြိ။ အာနန္ဒန္တာ။ အထ-တသို့ ကာလေး ဦး တံ အဿရတနံ၊ သည်။ သေယျထာပိ နာမ၊ သည်။ ဘဒ္ဒေါ၊ ကောင်းသော။ အဿာဇာနိယော၊ ကြောင်း၊ ကျိုးနှစ်တန် လမ်းအမှန်ကို ကော်သိတတ်သောမြင်းသည်။ ဒီဃရတ္တံ၊ လုံး။ သုပရိဒန္တော၊ သည်။ ဟောတိ သေယျထာပိ၊ သို့။ ဧဝေဝ၊ သာလျှင်။ ဒမထံ၊ သို့။ ဥပဂစ္ဆိ၊ ငြိ။ အာနန္ဒန္တာ။ (ဣဒံ၊ ကား။) ဘူတပုဗ္ဗံ၊ သော။ (ဝတ္ထု၊ တည်း။) မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ တမေဝ အဿရတနံ၊ ကိုသာလျှင်။ ဝိမံသမာနော၊ သည်း။ (ဟုတွာ၊ ရှိ။) ပုဗ္ဗဏှာသမယံ၊ ဦး။ အတိရုဟိတွာ၊ ရှိ။ သမုဒ္ဒပရိယန္တံ၊ သော။ ပထဝီ၊ သို့။ အနယာယိ တွာ၊ ရှိ။ ကုသာဝတိ၊ သော။ ရာဇောနိ၊ သို့။ ပစ္စာဂန္တော၊ ရှိ။ ပါတရာသံ၊ ကို။ အကာ သိ၊ ငြိ။ အာနန္ဒန္တာ။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဧဝရူပံ၊ သော။ အဿရတနံ၊ သည်။ ပါတုရဟောသိ၊ ငြိ။ (၃)

မဏိရတန

၂၄၈။ အာနန္ဒန္တာ၊ ပုန၊ ဘန်။ အပရံ၊ သော။ ရဘနံ စ၊ ကိုလည်း။ အဟံ၊ သည်။ ဘာသိဿာမိ၊ မူပေအံ့၊ တံ၊ သည်။ သုဇဏာဟိ၊ လော့၊ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ မဏိရတနံ၊ သည်။ ပါတုရဟောသိ၊ ငြိ။ သော မဏိဝေဠုရိယော၊ ထိုပတ္တမြားကြောင်မျက်ရွဲသည်။ သုဘော၊ တင့်တယ်သည်။ ဝါ၊ ကောင်းစွာတောက် ပသည်။ ဝါ၊ ကောင်းစွာတောက်ပသောအရောင်ရှိသည်။ ဇာတိမာ၊ ဇာတ်ရှိသည်။ အဋ္ဌံသော၊ ရှစ်ထောင်ရှစ်မြောင်ရှိသည်။ သုပရိကမ္မကတော၊ ကောင်းစွာအပြေအပြစ် ပြုအပ်ပြီးသည်။ အစ္ဆော၊ ကြည်လင်သည်။ ဝိပ္ပသန္တော၊ အထူးသဖြင့် ကြည်လင်သည်။ သဗ္ဗာကာရသမ္ပန္နော၊ အလုံးစုံသော ကောင်းသောအခြင်းအရာတို့နှင့် ပြည့်စုံသည်။ အဟောသိ၊ ငြိ။ အာနန္ဒန္တာ။ တဿ မဏိရတနဿ၊ ဤ။ အာဘာ၊ သည်။ သမန္တာ၊ ဝန်းကျင်ပတ်လည်အရပ်မှ။ ယောဇနံ၊ တယူဇနာတိုင်အောင်သော အရပ်ကို။ ဇုဠာ၊ ဖြန့်သည်။ ဝါ၊ ပျံ့နှံ့စေသည်။ အဟောသိ၊ ငြိ။ အာနန္ဒန္တာ။ အဟံ၊ သည်။ ဘူတပုဗ္ဗံ၊ သော။ (ဝတ္ထု၊ ကို။ ဘာသိဿာမိ၊ မူပေအံ့။) မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ တမေဝမဏိရတနံ၊ ကိုသာလျှင်။ ဝိမံသမာနော၊ သည်။ (ဟုတွာ၊ ရှိ။) စတုရဂီနိ၊ သော။ သေနံ၊ ကို။ သန္ဓယိတွာ၊ ကောင်းစွာဖွဲ့စည်း၍။ မဏိ၊ ကို။ ဇေဝံ၊ အတောင်ခြောက် ဆယ်မြင့်သော အလံတန်းခွန်ဖျားသို့။ အာရောပေဘူ၊ တင်၍။ ရတ္တန္တကာရတိမိ သာယ၊ စက္ခုဝိညာဏ်၏ မိုက်သည်အဖြစ်ကို ပြုတတ်သော ညဉ့်အမှိုက်တိုက်၌။ ပါယာသိ၊ သွားပြီ။

အာနန္ဒန္တာ၊ သမန္တာ၊ ဝန်းကျင်ပတ်လည်အရပ်၌၊ ယော ဝါမာ၊ အကြင်ရွာတို့ သည်။ ဝါ၊ အကြင်ရွာနေသူ လူအပေါင်းတို့သည်။ အဟောသံ၊ ကုန်ပြီ။ တေ-ဝါမာ၊ တို့သည်။ တေနောဘာသေန၊ ထိုပတ္တမြားရတနာ၏ အရောင်ဖြင့်။ ဒိဝါတိ၊ နေ့ဟူ၍။

မညမာနာ၊ အောက်မေ့မှတ်ထင်ကြကုန်သည်။ (ဟုတ္တု၊ ကုန်၍)ကမ္မန္တေ၊ အမှုတို့ကို။ ပယောဇေသံ၊ ယှဉ်စေကြကုန်ပြီ။ အာနန္ဒ၊ နွှာ။ မဟာသုဒ္ဓဿနဿ၊ သော။ ရညော၊ အား။ ဝေရူပံ၊ ဤသို့ တယူဇနးတိုင်တိုင် ထွန်းလင်း တောက်ပစေနိုင်ခြင်း ဟူသော သဘောရှိသော။ မဏိရတနံ၊ သည်။ ပါတုရဟောသိ၊ ပြီ။ (၄)

ဣတ္ထိရတန

၂၄၉။ အာနန္ဒ၊ နွှာ။ ပုန စပရံ၊ တမျိုးတခြား ရတနာတပါးကိုလည်း ထင်ရှား တဘန် ဟောထားခဲ့ပြန်အံ့။ မဟာသုဒ္ဓဿနဿ၊ သော။ ရညော၊ အား။ အဘိရူပံ၊ လွန်ကဲသောအဆင်းရှိသော။ ဝါ၊ အလွန်အဆင်းလှသော။ ဒုဿနီယာ၊ ကြည့်ရှု ခြင်းငှါ ထိုက်သော။ ပါသာဒိကာ၊ စိတ်ကို ကြည်လင်စေတတ်သော။ ဝါ၊ စိတ်၏ ကြည်လင်ခြင်းကို ဆောင်တတ်သော။ ဝါ၊ စိတ်၏ ကြည်လင်ခြင်းကို ဖြစ်စေတတ် သော။ ပရမာယ၊ မြတ်သော။ ဝဏ္ဏပေါက္ခရတာယ၊ အဆင်း၏ ကောင်းသည်၏ အဖြစ်နှင့်။ ဝါ၊ အဆင်းကိုယ်နှင့်။ သမန္နာဂတာ၊ ကောင်းစွာ လျော်စွာ ယှဉ်သော။ ဝါ၊ ပြည့်စုံသော။ နာတိဒိဃာ၊ အလွန်မရှည်သော။ ဝါ၊ အလွန်မမြင့်သော၊ နာတိ ရဿာ၊ အလွန်မတိုသော။ ဝါ၊ အလွန်မပူသော။ နာတိကိသာ၊ အလွန်မကြိုလှီသော။ နာတိထူလာ၊ အလွန်မဆူမြိုးသော။ နာတိကာဠိကာ၊ အလွန်မမည်းသော။ နာစစ္စာ ဒါတာ၊ အလွန်မဖြူသော။ မာနုသိဝဏ္ဏံ၊ လှူဖြစ်သောအဆင်းကို။ အတိက္ကန္တာ၊ လွန်သော။ ဒိဗ္ဗဝဏ္ဏံ၊ နတ်၌ဖြစ်သောအဆင်းသို့။ အပတ္တာ၊ မပျောက်သော။ ဣတ္ထိရတနံ၊ မိဖုရားရတနာသည်။ ပါတုရဟောသိ၊ ပြီ။

တနည်း။ ။မဟာသုဒ္ဓဿနဿ၊ သော။ ရညော၊ အား။ ယသ္မာ၊ ကြောင့်။ နာတိဒိဃာ၊ အလွန်မရှည်သည်။ နာတိရဿာ၊ သည်။ အဟောသိ၊ ပြီ။ တသ္မာ၊ ကြောင့်။ အဘိရူပံ၊ သော။ ယသ္မာ၊ ကြောင့်။ နာတိကိသာ၊ သည်။ နာတိထူလာ၊ သည်။ အဟောသိ၊ ပြီ။ တသ္မာ၊ ကြောင့်။ ဒုဿနီယာ၊ သော။ ယသ္မာ၊ ကြောင့်။ နာတိကာဠိကာ၊ သည်။ နစစ္စာဒါတာ၊ သည်။ အဟောသိ၊ ပြီ။ တသ္မာ၊ ကြောင့်။ ပါသာဒိကာ၊ သော။ ယသ္မာ၊ ကြောင့်။ မာနုသိဝဏ္ဏံ၊ ကို။ အတိက္ကန္တာ၊ သည်။ ဒိဗ္ဗဝဏ္ဏံ၊ သို့။ အပတ္တာ၊ သည်။ အဟောသိ၊ ပြီ။ တသ္မာ၊ ကြောင့်။ ပရမာယ၊ သော။ ဝဏ္ဏ ပေါက္ခရတာယ၊ နှင့်။ သမန္နာဂတာ၊ သော။ ဣတ္ထိရတနံ၊ သည်။ ပါတုရဟောသိ၊ ပြီ။

တနည်း။ ။မဟာသုဒ္ဓဿနဿ၊ သော။ ရညော၊ အား။ ဣတ္ထိရတနံ၊ သည်။ ပါတုရဟောသိ၊ ပြီ။ သာ ဣတ္ထိ၊ ထိုမိဖုရားသည်။ [ထည့်စပ်သည်။] အဘိရူပံ၊ သည်။ ဒုဿနီယာ၊ သည်။ ပါသာဒိကာ၊ သည်။ ပရမာယ၊ သော။ ဝဏ္ဏပေါက္ခရတာယ၊ နှင့်။ သမန္နာဂတာ၊ သည်။ နာတိဒိဃာ၊ သည်။ နာတိရဿာ၊ သည်။ နာတိကိသာ၊ သည်။ နာတိထူလာ၊ သည်။ နာတိကာဠိကာ၊ သည်။ နစစ္စာဒါတာ၊ သည်။ မာနုသိ ဝဏ္ဏံ၊ ကို။ အတိက္ကန္တာ၊ သည်။ ဒိဗ္ဗဝဏ္ဏံ၊ သို့။ အပတ္တာ၊ သည်။ အဟောသိ၊ ပြီ။

တနည်း။ ။မဟာသုဒဿနဿ၊ သော။ ရညော၊ အာ။ ဣတ္ထိရတနံ၊ သည်။ ပါတုရဟောသိ၊ ပြီ။ (သာ ဣတ္ထိ၊ သည်။) ယသ္မာ၊ ကြောင့်။ နာတိဒိဿာ၊ သည်။ နာတိရဿာ၊ သည်။ အဟော၊ သိ၊ ပြီ။ တသ္မာ၊ ကြောင့်။ အတိရူပိ၊ သည်။ အဟောသိ၊ ပြီ။ ယသ္မာ၊ ကြောင့်။ နာတိကိသာ၊ သည်။ နာတိဘူလာ၊ သည်။ အဟောသိ၊ ပြီ။ တသ္မာ၊ ကြောင့်။ ဒဿနိယာ၊ သည်။ အဟောသိ၊ ပြီ။ ယသ္မာ၊ ကြောင့်။ နာတိကာဠိကာ၊ သည်။ နစ္စောဒါတာ၊ သည်။ အဟောသိ၊ ပြီ။ တသ္မာ၊ ကြောင့်။ ပါသာဒိကာ၊ သည်။ အဟောသိ၊ ပြီ။ ယသ္မာ၊ ကြောင့်။ မာနုသိဝဏ္ဏံ၊ ကို။ အတိတ္တန္တာ၊ သည်။ ဒိဗ္ဗဝဏ္ဏံ၊ သို့။ အပတ္တာ၊ သည်။ အဟောသိ၊ ပြီ။ တသ္မာ၊ ကြောင့်။ ပရမာယာ သော။ ဝဏ္ဏပေါက္ခရတာယ၊ နှင့်။ သမန္တာဂတာ၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒန္တာ၊ တဿ ဣတ္ထိရတနဿ၊ ။ [ခေါ၊ ပန-သဒ္ဓါ ပဒါလင်္ကာရမ္ပသး။] ကာယသမ္ပဿော၊ ကိုယ်အစွေသည်။ သေယျထာပိ နာမ၊ မည်သည်။ တူလပိစုနောဝါ၊ ။ ။ လဲအစု၏ သော်လည်းကောင်း။ ကပ္ပိသပိစုနောဝါ၊ ဝါဂွမ်းအစု၏ သော်လည်းကောင်း။ (သမ္ပဿော၊ အစွေသည်။) ဟောတိ သေယျထာပိ၊ သို့။ ဧဝရူပေါ၊ ဤကဲ့သို့သဘောရှိသည်။ ဟောတိ၊ ။ ။ အာနန္ဒန္တာ၊ တဿ ဣတ္ထိရတနဿ၊ ။ ။ ဝတ္တာနိ၊ ကိုယ်တို့သည်။ သီတေ၊ အေးရာအခါ၌။ ဥဏှာနိ၊ ပူကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဥဏှာ၊ ပူရာအခါ၌။ သီတာနိ၊ အေးကုန်သည်။ ဟောန္တိ၊ ကုန်၏။ အာနန္ဒန္တာ၊ တဿ ဣတ္ထိရတနဿ၊ ။ ။ ကာယတော၊ မှ။ စန္ဒနဂန္ဓော၊ စန္ဒကူးနံသည်။ ဝါယတိ၊ လှိုင်၏။ မုခတော၊ ခံတွင်းမှ။ ဥပ္ပလဂန္ဓော၊ ကြာညှိနံသည်။ ဝါယတိ၊ ။ ။ အာနန္ဒန္တာ၊ တံ ဣတ္ထိရတနံ၊ သည်။ မဟာသုဒဿနဿ၊ သော။ ရညော၊ ။ ။ ပုဗ္ဗဋ္ဌာယိနိ၊ ရှေးဦးစွာထလေ့ရှိသည်။ ပစ္စာနိပါတိနိ၊ နောက်မှလှိုင်တတ်သည်။ ဝါ၊ နောက်မှ ထိုင်ခြင်းအလေ့ရှိသည်။ ကိကာရပဋိဿာပိနိ၊ အကျွန်ုပ်သည် ဘယ်အမှုကို ပြုရပါအံ့နည်းဟု ဝန်ခံလေ့ရှိသည်။ မနာပစာရိနိ၊ မင်း၏ စိတ်ဖြင့်ရောက်အပ်သော အမှုကိုသာ ပြုလေ့ရှိသည်။ ဝါ၊ မင်း၏ စိတ်ကိုပွားစေတတ်သော အမှုကိုသာ ပြုလေ့ရှိသည်။ ပိယဝါဒိနိ၊ ချစ်အပ်သောစကားကိုသာ ပြောဆိုလေ့ရှိသည်။ အဟောသိ၊ ပြီ။ အာနန္ဒန္တာ၊ တံ ဣတ္ထိရတနံ၊ သည်။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ ကို။ မနသာပိ၊ စိတ်ဖြင့်လည်း။ နော အတိစရိ၊ လွန်၍ကျင့်သည်မဟုတ်။ ကာယေန၊ ကိုယ်ဖြင့်။ ကုတော၊ အဘယ်အကြောင်းကြောင့်။ အတိစရိ၊ လွန်၍ကျင့်ပါအံ့နည်း။ (န အတိစရိဧဝ၊ လွန်၍မကျင့်သည်သာ။) အာနန္ဒန္တာ၊ မဟာသုဒဿနဿ၊ သော။ ရညော၊ အာ။ ဧဝရူပံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော ဂုဏ်အပေါင်းနှင့် ပြည့်စုံခြင်းဟူသော သဘောရှိသော။ ဣတ္ထိရတနံ၊ သည်။ ပါတုရဟောသိ၊ ပြီ။ (၅)

ဂဟပတိရတန

၂၅၀။ အာနန္ဒန္တံ ။ ပုန၊ ဘန်။ အပရံ၊ သော။ ရတနံ စ၊ ကိုလည်း။ အဟံ၊ သည်။ ဘာသိဿာမိ၊ မူအံ့၊ တွံ၊ သည်။ သုဏောဟိ၊ လေဘူ။ မဟာသုဒဿနဿ၊ သော။ ရညော၊ အာ။ ဂဟပတိရတနံ၊ အိမ့်ရှင်သူကြွယ်ရတနာသည်။ ပါတုရဟောသိ၊ ပြီ။ တဿ - ဂဟပတိရတနဿ၊ အာ။ (ပါတုရဟောသိ-မှာ စပ်။) (ကမ္မဝိပါကဇေန၊

ကံ၏ အကျိုးနှင့်တကွဖြစ်သော။ ဝါ၊ ကံ၏ အကျိုး၏အဖြစ်ဖြင့်ဖြစ်သော။) ယေန ဣ
 စက္ခုနာ၊ အကြင်နတ်တို့၏ ပသာဒစက္ခုနှင့်တူသော ပသာဒစက္ခုဖြင့်။ ဂဟပတိ၊
 သည်၊ (ထည့်။) သဿံမိကံ၊ အရှင်ရှိသော။ နိဗ္ဗိဝိ၊ ငွေအိုး၊ ရွှေအိုးကိုလည်း
 ကောင်း။ အဿံမိကံ၊ အရှင်မရှိသော။ နိဗ္ဗိဝိ၊ ငွေအိုး၊ ရွှေအိုးကိုလည်းကောင်း။
 ပဿတိ၊ မြင်နိုင်၏။ ကမ္မဝိပါကဇံ၊ သော။ တံ ဒိဗ္ဗစက္ခု၊ သည်။ ပါတုရဟောသိ၊
 ပြီ။ သော-ဂဟပတိ၊ သည်။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ သို့။ ဝါ၊ ကံ၊
 ဥပသင်္ကမိတွာ၊ ရှိ။ ဧဝံ၊ သို့။ အာဟာ သံတော်ဦးတင်ပြီ။ ကိံ၊ သို့။ အာဟာ နည်းနံ၊
 “ဒေဝ၊ အရှင်မင်းမြတ်။ တံ၊ သည်။ အပ္ပေါဿံက္ကော၊ ကြောင့်ကြမဲ့သည်။ ဝါ၊
 ကြောင့်ကြမရှိသည်။ ဟောဟိ၊ ဖြစ်တော်မူပါလော့။ အဟံ၊ ဘုရားကျွန်သည်။ တေ၊
 အရှင်မင်းမြတ်၏။ ဓနေန၊ ဥစ္စာဖြင့်။ ဓနကရဏီယံ၊ ဥစ္စာဖြင့် ပြုအပ်သောအမှုကို။
 ကရိဿံမိ၊ ပြုပါအံ့”။ ဣတိ-ဧဝံ၊ သို့။ အာဟာ ပြီ။ အာနန္ဒ၊ နှာ။ (ဣဒံ၊ ကား။) ဘူတ
 ပုဗ္ဗံ၊ သော။ (ဝတ္ထု၊ တည်း။) မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ တမေဝ
 ဂဟပတိရတနံ၊ ကိုသာလျှင်။ ဝိမံသမာနော၊ သည်။ (ဟုတွာ၊ ရှိ။) နာဝံ၊ လောသို့။
 အတိရုဟိတွာ၊ ရှိ။ ဂင်္ဂါယ၊ ဂင်္ဂါအမည်ရှိသော။ နဒိယာ၊ ၏။ မဇ္ဈ၊ အလည်၌။
 သောတံ၊ အယဉ်သို့။ ဩဂါဟိတွာ၊ သက်ဝင်၍။ ဂဟပတိတေနံ၊ ကို။ ဧတံ-ဝစနံ၊ ကို။
 အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဂဟပတိ၊ ကြွယ်။ မေ၊ အား။
 ဟိရညသုဝဏ္ဏေန၊ ငွေ၊ ရွှေဖြင့်။ အတ္ထော၊ အလိုသည်။ အတ္ထိ၊ ၏။ တနည်း-
 ဂဟပတိ၊ ကြွယ်။ မေ၊ သည်။ ဟိရညသုဝဏ္ဏေန၊ ကို။ အတ္ထော၊ အလိုရှိအပ်၏”။
 ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္ထ၊ သော်။ ဂဟပတိ၊ သည်။ မဟာ
 သုဒဿနံ၊ သော။ ရာဇာနံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ သံတော်ဦးတင်ပြီ။
 ကိံ၊ သို့။ အဝေါစ၊ နည်း?။) “မဟာရာဇ၊ မြတ်။ အဟံ၊ သည်။ တေန ဟိ၊ ပါ၏။

တနည်း။ ။မဟာရာဇ၊ မြတ်။ (တေ၊ အား။ ဟိရညသုဝဏ္ဏေန၊ ငွေ၊ ရွှေဖြင့်။ အတ္ထော၊
 သည်။ ယဒိ အတ္ထိ၊ အကယ်၍ အလိုရှိခဲ့အံ့။) တေန ဟိ၊ ထိုသို့အလိုရှိခဲ့သော်။ ဝါ၊
 တပြီးကား။ ဧကံ၊ တစ်ဘက်သော။ တီရံ၊ ကမ်းသို့။ နာဝါ၊ လောသည်။ ဥပေတု၊
 ဆိုက်ကပ်ပါစေလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္ထ၊ သော်။
 မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ ဂဟပတိ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။
 ကိံ၊ သို့။ အဝေါစ၊ နည်း?။) “ဂဟပတိ၊ ကြွယ်။ ဣဓေဝ-ဣမသ္မိံ ဝေဌာနေ၊ ဤအရပ်
 ၌သာလျှင်။ မေ၊ အား။ ဟိရညသုဝဏ္ဏေန၊ ငွေ၊ ရွှေဖြင့်။ အတ္ထော၊ သည်။ အတ္ထိ၊ ၏။
 တနည်း- ဂဟပတိ၊ ကြွယ်။ ဣဓေဝ- ဣမသ္မိံ ဝေဌာနေ၊ ၌သာလျှင်။ မေ၊ သည်။
 ဟိရညသုဝဏ္ဏေန၊ ကို။ အတ္ထော၊ အပ်၏”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ အာနန္ဒ၊ နှာ။
 အထ-တသ္မိံ ကာလေ၊ မဟာသုဒဿနမင်းက ပြောဆိုရာ ထိုအခါ၌။ တံ ဂဟပတိ
 ရတနံ၊ သည်။ ဥဘောဟိ၊ နှစ်ဘက်ကုန်သော။ ဟတ္ထေဟိ၊ လက်တို့ဖြင့်။ ဥဒင်္ဂံ၊
 ရေကို။ ဩမသိတွာ၊ သုံးသပ်ပြီး၍။ ဟိရညသုဝဏ္ဏံ၊ ငွေ၊ ရွှေဖြင့်။ ပူရံ၊ ပြည်သော။ ကုဋ္ဌိံ၊
 အိုးကို။ ဥဒ္ဓရိတွာ၊ ထုတ်ဆောင်၍။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ ကို။ ဧတံ ဝစနံ၊
 ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “မဟာရာဇ၊ မြတ်။ တောဝတာ၊
 ဤမျှလောက်အတိုင်းအရှည်ရှိသော ငွေ၊ ရွှေဖြင့်။ (တေ၊ ၏။ ကမ္မံ၊ အမှုသည်။) အလံ၊

စွမ်းနိုင်ပါပြီလော။ ဝါ၊ လုံလောက်ပါပြီလော။ မဟာရာဇာ မြတ်။ ဧတ္တာဝတာ၊ ဖြင့်။ (တော၊ ၏။ ကိစ္စံ၊ ကို။ မေ၊ သည်။) ကတံ၊ ပြုအပ်ပါပြီလော။ မဟာရာဇာ မြတ်။ ဧတ္တာဝတာ၊ ဖြင့်။ (တော၊ ၏။ ကိစ္စံ၊ ကို။ မေ၊ သည်။) ပူဇိတံ၊ ပူဇော်အပ်ပါပြီလော”။

ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။) မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ ဧဝံ၊ သို့။ အာဟ၊ ပြီ။ ကိ၊ သို့။ အာဟ၊ နည်း?။ “ဂဟပတိ၊ ကြွယ်။ ဧတ္တာဝတာ၊ ဖြင့်။ (မေ၊ ၏။ ကမ္မံ၊ သည်။) အလံ၊ စွမ်းနိုင်လောက်ပေပြီ။ ဂဟပတိ၊ ကြွယ်။ ဧတ္တာဝတာ၊ ဖြင့်။ (မေ၊ ၏။ ကိစ္စံ၊ ကို။ တော၊ သည်။) ကတံ၊ အပ်ပေပြီ။ ဂဟပတိ၊ ကြွယ်။ ဧတ္တာဝတာ၊ ဖြင့်။ (မေ၊ ၏။ ကိစ္စံ၊ ကို။ တော၊ သည်။) ပူဇိတံ၊ အပ်ပေပြီ”။

ဣတိဧဝံ၊ သို့။ အာဟ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဧဝရူပံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောဂုဏ်အပေါင်းနှင့် ပြည့်စုံခြင်းဟူသော သဘောရှိသော။ ဂဟပတိရတနံ၊ သည်။ ပါတုရဟောသိ၊ ပြီ။ (၆)

ပရိဏာယကရတန

၂၅၁။ အာနန္ဒ၊ နန္ဒာ၊ ပုန စပရံ၊ မူခဲ့ပြန်အံ့။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ပဏ္ဍိတော၊ မြစ်သော ကမ္မဿကတာ ပညာရှိသော။ ဝါ၊ ကမ္မဿကတာပညာ ဖြင့် ဖြစ်တတ်သော။ ဝါ၊ ကမ္မဿကတာ ပညာသို့ ရောက်တတ်သော။ ဗျတ္တော၊ ထင်စွာပြုတတ်သော ဗာဟုဿစ္စ ပညာရှိသော။ မေဓာဝီ၊ အနက်အနဲ အခက်အခဲကို ဖျက်ခွဲတတ်သော သဘာဝသိဒ္ဓ္ဓပကတိပညာရှိသော။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ သို့။ ဥပယာပေတဗ္ဗံ၊ ချဉ်းကပ်စေအပ်-ချဉ်းကပ်စေသင့်-ချဉ်းကပ်စေထိုက်သော ပုဂ္ဂိုလ်ကို။ ဥပယာပေတံ၊ ချဉ်းကပ်စေခြင်းငှါလည်းကောင်း။ မဟာသုဒဿနတော၊ သော။ ရာဇတော၊ မှ။ [ဝိဘာတ်မြင်၍လိုက်စပ်သည်။] အပယာပေတဗ္ဗံ၊ ဖဲသွားစေအပ်-ဖဲသွားစေသင့်-ဖဲသွားစေထိုက်သော ပုဂ္ဂိုလ်ကို။ အပယာပေတံ၊ ဖဲသွားစေခြင်းငှါလည်းကောင်း။ ဌပေတဗ္ဗံ၊ ရာထူး၌ ထားအပ်-ထားသင့်-ထားထိုက်သောပုဂ္ဂိုလ်ကို။ ဌပေတံ၊ ရာထူး၌ ထားခြင်းငှါလည်းကောင်း။ ပရိဗလော၊ စွမ်းနိုင်သော။ ပရိဏာယကရတနံ၊ သားကြီးရတနာသည်။ ပါတုရဟောသိ၊ ပြီ။

တနည်း။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ပရိဏာယကရတနံ၊ သည်။ ပါတုရဟောသိ၊ ပြီ။ သော ပရိဏာယကော၊ ထိုသားကြီးသည်။ [ထည့်စပ်သည်။] ပဏ္ဍိတော၊ သည်။ ဗျတ္တော၊ သည်။ မေဓာဝီ၊ သည်။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ သို့။ ဥပယာပေတဗ္ဗံ၊ ကို။ ဥပယာပေတံ၊ ငှါလည်းကောင်း။ မဟာသုဒဿနတော၊ သော။ ရာဇတော၊ မှ။ အပယာပေတဗ္ဗံ၊ ကို။ အပယာပေတံ၊ ငှါလည်းကောင်း။ ဌပေတဗ္ဗံ၊ ကို။ ဌပေတံ၊ ငှါလည်းကောင်း။ ပရိဗလော၊ သည်။ အဟောသိ၊ ပြီ။ [ထည့်စပ်သည်။] သော-ပရိဏာယကော၊ သည်။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ သို့။ ဝါ၊ ကို။ ဥပသင်္ကခိတွာ၊ ၍။ ဧဝံ၊ သို့။ အာဟ၊ သံတော်ဦးတင်ပြီး ကိ၊ သို့။ အာဟ၊ နည်း?။ “ဒေဝ၊ ခည်းတော်မင်းမြတ်။ တံ၊ သည်။ အပ္ပေါ သို့က္ကော၊ သည်။ ဟောတိ၊ မူပါလော့။ အဟံ၊ သည်။ အနိသဝသိဿာမိ

သွန်သင်ဆုံးမ နည်းလမ်းပြပါအံ့”။ ဣတိ-ဧဝံ သို့။ အာဟ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ မဟာသုဒ္ဓဿနဿ၊ သော။ ရဇညာ၊ အား။ ဧဝရူပံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသော ဉာဏ် ပညာနှင့် ပြည့်စုံခြင်းဟူသော သဘောရှိသော။ ပရိဏာယကရတနံ၊ သည်။ ပါတုရ ဟောသိ၊ ပြီ။ (၇)

အာနန္ဒ၊ နန္ဒာ။ မဟာသုဒ္ဓဿနော၊ သော။ ရာဇာ၊ သည်။ သတ္တဟိ၊ ကုန်သော။ ဣမေဟိ ရတနေဟိ၊ တို့နှင့်။ သမန္ဓာဂတော၊ သည်။ အဟောသိ၊ ပြီ။

စတုတ္ထဒ္ဓိသမန္ဓာဂတ

၂၅၂။ အာနန္ဒ၊ နန္ဒာ။ မဟာသုဒ္ဓဿနော၊ သော။ ရာဇာ၊ သည်။ စတုဟိ၊ ကုန်သော။ ဣဒ္ဓိဟိ၊ တန်းခိုးတို့နှင့်။ ဝါ၊ ပြည့်စုံသောအကျိုးတို့နှင့်။ သမန္ဓာဂတော၊ သည်။ အဟော သိ၊ ပြီ။ မဟာသုဒ္ဓဿနော၊ သော။ ရာဇာ၊ သည်။ စတုဟိ၊ ကုန်သော။ ကတမာဟိ ဣဒ္ဓိဟိ၊ တို့နှင့်။ သမန္ဓာဂတော၊ သည်။ အဟောသိ၊ နည်း။ အာနန္ဒ၊ နန္ဒာ။ ဣမ-ဣမသ္မိံ လောကေ၊ ဌ။ မဟာသုဒ္ဓဿနော၊ သော။ ရာဇာ၊ သည်။ အညေဟိ၊ တပါးကုန်သော။ မနုဿေဟိ၊ လူတို့ထက်။ အတိဝိယ၊ အလွန်အကဲသာလျှင်။ အဘိရူပေ၊ လွန်ကဲသောအဆင်းရှိသည်။ ဝါ၊ အလွန်အဆင်းလှသည်။ ဒဿနိယော၊ ကြည့်ရှုခြင်းငှါထိုက်သည်။ ပါသာဒိကော၊ ကြည်ညိုခြင်းကိုဖြစ်စေတတ်သည်။ ဝါ၊ ကြည်ညိုခြင်းငှါထိုက်သည်။ ပရမာယ၊ မြတ် သော။ ဝဏ္ဏပေါက္ခရတာယ၊ အဆင်း၏ကောင်းသည်၏အဖြစ်နှင့်။ ဝါ၊ အဆင်း၊ ကိုယ် နှင့်။ သမန္ဓာဂတော၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ မဟာသုဒ္ဓဿနော၊ သော။ ရာဇာ၊ သည်။ ပဌမာယ၊ ရှေးဦးစွာသော။ ဣမာယ ဣဒ္ဓိယာ၊ ဤတန်းခိုးနှင့်။ ဝါ၊ ဤပြည့်စုံ သော လွန်ကဲသော အဆင်းရှိသည်၏ အဖြစ်ဟူသော အကျိုးနှင့်။ သမန္ဓာဂတော၊ သည်။ အဟောသိ၊ ပြီ။ (၁)

အာနန္ဒ၊ နန္ဒာ။ ပုန စပရံ၊ တမျိုးတခြား ဣဒ္ဓိတပါးကိုလည်း ထင်ရှားတတန်ဟောထင်း ခဲ့ပြန်အံ့။ တနည်း-အာနန္ဒ၊ နန္ဒာ။ ပုန၊ တတန်။ အပရံ၊ သော။ ဣဒ္ဓိံ စ၊ ကိုလည်း။ အဟံ၊ သည်။ ဘာသိသာမိ၊ မူခဲပေအံ့။ တံ၊ သည်။ သုဏောဟိ၊ လော့။ မဟာသုဒ္ဓဿနော၊ သော။ ရာဇာ၊ သည်။ အညေဟိ၊ ကုန်သော။ မနုဿေဟိ၊ တို့ထက်။ အတိဝိယ၊ သာလျှင်။ ဒိဿာယုကော၊ ရှည်သောအသက်ရှိသည်။ စိရဋ္ဌိတိကော၊ ကြာမြင့်စွာတည်ခြင်းရှိသည်။ ဝါ၊ ကြာမြင့်စွာသောတည်ခြင်းရှိသည်။ ဝါ၊ ကြာမြင့်စွာသော ကလပတ်လုံး တည် ခြင်းရှိသည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ မဟာသုဒ္ဓဿနော၊ သော။ ရာဇာ၊ သည်။ ဒုတိယာယ၊ သော။ ဣမာယ ဣဒ္ဓိယာ၊ ဤတန်းခိုးနှင့်။ ဝါ၊ ဤပြည့်စုံသော ရှည်သော အသက်ရှိသည်၏ အဖြစ်ဟူသော အကျိုးနှင့်။ သမန္ဓာဂတော၊ သည်။ အဟောသိ၊ ပြီ။ (၂)

အာနန္ဒ၊ နန္ဒာ။ ပုန စပရံ၊ အံ့။ မဟာသုဒ္ဓဿနော၊ သော။ ရာဇာ၊ သည်။ အညေ ဟိ၊ ကုန်သော။ မနုဿေဟိ၊ တို့ထက်။ အတိဝိယ၊ လျှင်။ သမဝေပါကိနိယာ၊ အညီ အမျှ အာဟာရကို ကျက်စေခြင်းရှိသော။ ဝါ၊ အညီအမျှ အာဟာရကို ကျက်စေတတ်

သော။ နာတိသိတာယ၊ အလွန်မအေးသော။ နာစွ၊ ဣာယ၊ အလွန်မပူသော။ ဂဟဏိယာ၊ စားအပ်၊ သောက်အပ်သော အာဟာရကိုယူတတ်သော ကမ္မဇတေဇော ဓာတ်နှင့်။ သမန္တာဂတော၊ သည်။ (ဟုတွာ၊ ရှိ။) အပ္ပါဗာဓော၊ ကိုယ်သို့ ပြင်းစွာသက် ရောက်သည်ဖြစ်၍ နှိပ်စက်တတ်သော ပိသဘာဂရောဂါ မရှိသည်။ အပ္ပါတကော၊ ဆင်းရဲငြိငြင်စွာ အသက်မွေးကြောင်းဖြစ်သော ဒုဗ္ဗလရောဂါ မရှိသည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ တတိယာယ၊ သော။ ဣမာယ ဣဒ္ဓိယာ၊ နှင့်။ ဝါ၊ ဤပြည့်စုံသော အနာကင်းသည်၏ အဖြစ်ဟူသော အကျိုးနှင့်။ သမန္တာဂတော၊ သည်။ အဟောသိ၊ ပြီ။ (၃)

အာနန္ဒ၊ နန္ဒာ။ ပုန၊ တဘန်၊ အပရံ၊ သော။ ဣဒ္ဓိံစ၊ ကိုလည်း။ အဟံ၊ သည်။ ဘာ သိသာမိ၊ မူပေအံ။ တံ၊ သည်။ သုဏောဟိ၊ သော။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ ဝါ၊ ကိ။ မြာဟ္မဏဂဟပတိကာနံ၊ ပုတ္တုာဒ၊ အိမ့်ရှင်သူကြွယ်တို့၏။ ဝါ၊ တို့သည်။ ပိယော၊ ချစ်အပ်သည်။ မနာပေါ၊ စိတ်ဖြင့်ရောက်အပ်သည်။ ဝါ၊ စိတ်ကိုပွား စေတတ်သည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ သေယျထာပိ၊ မည်သည်။ ပိတာ၊ အဘ သည်။ ဝါ၊ ကိ။ ပုတ္တုာနံ၊ တို့၏။ ဝါ၊ တို့သည်။ ပိယော၊ သည်။ မနာပေါ၊ သည်။ ဟောတိ သေယျထာပိ၊ သို့။ အာနန္ဒ၊ နန္ဒာ။ ဧမေဝ ခေါ၊ တူသာလျှင်။ မဟာသု ဒဿနော၊ သော။ ရာဇာ၊ သည်။ ဝါ၊ ကိ။ မြာဟ္မဏဂဟပတိကာနံ၊ တို့၏။ ဝါ၊ တို့သည်။ ပိယော၊ သည်။ မနာပေါ၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ မဟာသု ဒဿနဿ၊ သော။ ရညောပိ၊ ၏လည်း။ ဝါ၊ သည်လည်း။ မြာဟ္မဏဂဟပတိကာ၊ တို့သည်။ ဝါ၊ တို့ကို။ ပိယာ၊ ကုန်သည်။ မနာပိ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ အာနန္ဒ၊ နန္ဒာ။ သေယျထာပိ၊ မည်သည်။ ပိတု၊ ၏။ ဝါ၊ သည်။ ပုတ္တုာ၊ တို့သည်။ ဝါ၊ တို့ကို။ ပိယာ၊ ကုန်သည်။ မနာပိ၊ ကုန်သည်။ ဟောန္တိ သေယျထာပိ၊ ကုန်သကဲ့သို့။ အာနန္ဒ၊ နန္ဒာ။ ဧမေဝ ခေါ၊ တူသာလျှင်။ မဟာသုဒဿနဿ၊ သော။ ရညောပိ၊ ၏လည်း။ ဝါ၊ သည်လည်း။ မြာဟ္မဏဂဟပတိကာ၊ တို့သည်။ ဝါ၊ တို့ကို။ ပိယာ၊ ကုန်သည်။ မနာပိ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။

အာနန္ဒ၊ နန္ဒာ။ (ဣဒိ၊ ကား။) ဘူတပုဗ္ဗံ၊ သော။ (ဝတ္ထု၊ တည်း။) မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ စတုရဂီနိယာ၊ ဆင်၊ မြင်း၊ ရထား၊ ခြေသည်အားဖြင့် လေးပါး သောအင်္ဂါရှိသော၊ သေနာယ၊ စစ်သည်ဖြင့်။ ဥယျာနဘူမိံ၊ ဥယျာဉ်မြေအရပ်သို့။ ဝါ၊ ကစားလျက်နေခြင်းငှါ အားထုတ်ကုန်သောပုဂ္ဂိုလ်တို့သည် ကပ်ရောက်အပ်သော ဥယျာဉ်မြေအရပ်သို့။ နိယျာသိ၊ ထွက်သွားပြီ။ အာနန္ဒ၊ နန္ဒာ။ အထ-တသ္မိံ၊ ကာလေး ဥယျာဉ်မြေအရပ်သို့ ထွက်သွားရာ ထိုအခါ၌။ မြာဟ္မဏဂဟပတိကာ၊ တို့သည်။ မဟာ သုဒဿနံ၊ သော။ ရာဇာနံ၊ သို့။ ဝါ၊ ကိ။ ဥပသင်္ကမိတွာ၊ ကုန်၍။ ဧဝံ၊ သို့။ အာဟံ၊ သု၊ သံ၊ တင်ဦးတင်ကြကုန်ပြီ။ ကိံ၊ သို့။ အာဟံ၊ သု၊ ကုန်သနည်း?။ “ဒေဝ၊ အရှင်မင်းမြတ်။ ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။ (ယာယန္တံ၊ ကြွသွားတော်မူသော။) တံ၊ ကိ။ မယံ၊ ဘုရားကျွန်တို့သည်။ စိရတရံ၊ အထူးသဖြင့်ကြာမြင့်စွာ။ ဝါ၊ အထူးသ ဖြင့်ကြာမြင့်စွာသောကာလပတ်လုံး။ ပဿေယျာမ၊ ဖူးမြင်ကြကုန်ရာပါ၏။ (တထာ၊

☞

ထိုကြောရှည်လေးမြင့်စွာ ဖူးမြင်နိုင်လောက်အောင်သော အခြင်းအရာအားဖြင့်၊ တို့သည်။) အတရမာနော၊ မဆောမလျင်။ ယာဟိ၊ ကြသွားတော်မူပါလော့”။ ဣတိ ဧဝံ၊ သို့။ အာဟံသု၊ ကုန်ပြီ။ အာနန္ဒ၊ နွာ။ မဟာသုဒဿနော၊ သော။ ရာဇာပိ၊ သည်လည်း။ သာရထိ၊ ရထားထိန်းကို။ အာမန္တေသိ၊ ပြီ။ ကိ၊ သို့။ အာမန္တေသိ၊ နည်း?။ “သာရထိ၊ ထိန်း။ ယထာ၊ အားဖြင့်။ (ရထေ၊ ကို။ ပေသိယမာနေ၊ စေအပ်သည်ရှိသော်။ ဝါ၊ မောင်းနှင်အပ်သည်ရှိသော်။) အဟံ၊ သည်။ မြာဟ္မဏာဂဟပတိကော၊ တို့ကို။ စိရတရံ၊ စွာ။ ပဿယံ၊ မြင်ရရာ၏။ (တထာ၊ ကိုပုဏ္ဏား၊ အိမ်ရှင်၊ သူကြွယ်တို့ကို ကြောရှည်လေးမြင့်စွာ မြင်နိုင်လောက်အောင်သောအခြင်းအရာအားဖြင့်၊ တို့သည်။) အတရမာနော၊ လျင်။ ရထံ၊ ကို။ ပေသေဟိ၊ လော့”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ အာနန္ဒ၊ နွာ။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ စတုတ္ထိယာ၊ သော။ ဣမာယ ဣဒ္ဓိယာ၊ ဤတန်းခိုးနှင့်။ ဝါ၊ ဤမိမိကို ပုဏ္ဏား၊ အိမ်ရှင်၊ သူကြွယ်တို့က ချစ်အပ်သည်၏အဖြစ်၊ ပုဏ္ဏား အိမ်ရှင် သူကြွယ်တို့ကို မိမိကချစ်အပ်သည်၏အဖြစ်ဟူသော ပြည့်စုံသော အကျိုးနှင့်။ သမန္ဓာဂတော၊ သည်။ အဟောသိ၊ ပြီ။ (၄)

အာနန္ဒ၊ နွာ။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ စတုဟိ၊ ကုန်သော။ ဣမာဟိ ဣဒ္ဓိယိ၊ တို့နှင့်။ သမန္ဓာဂတော၊ သည်။ အဟောသိ၊ ပြီ။

ဓမ္မပါသာဒပေါက္ခရဏီ

၂၅၃။ အာနန္ဒ၊ နွာ။ အထ-ပစ္စာ၊ မဟာသုဒဿနမင်းအား ခုနစ်ပါးသော ရတနာတို့၏ ထင်ရှားဖြစ်ပေါ်လာပြီးရာ ကာလမှနောက်၌။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဧတံ- ပရိပိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိ၊ သည်။ အဟောသိ၊ နည်း?။ “ယန္တု၊ နအကယ်၍။ အဟံ၊ သည်။ ဣမာသု တာလန္တရိကာသု၊ ဤထန်းပင်အကြားတို့၌။ ဓနုသတေ ဓနုသတေ၊ ကုပ်လုပ်လေးတာ အပြန်တရာ၊ ကုပ်လုပ်လေးတာ အပြန်တရာရှိသောအရပ်၌။ ပေါက္ခရဏီယော၊ လေးထောင့်ကန်တို့ကို။ မာပေယံ၊ ဘန်ဆင်းရပါမူကား။ (သာဓု၊ ကောင်းသည်။ အဿ ဝတ၊ ဖြစ်ရလေစွ တကား။ ဝါ၊ ဩော်။)” ဣတိ-ဧတံ ပရိပိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

အာနန္ဒ၊ နွာ။ (ဣတိ၊ သို့။ ပရိပိတက္ကယိတွာ၊ ပြီး၍။) မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ တာသု တာလန္တရိကာသု၊ တို့၌။ ဓနုသတေ ဓနုသတေ၊ ၌။ ပေါက္ခရဏီယော၊ တို့ကို။ မာပေသိ၊ ပြီ။ [ခေါသဒ္ဓါ ပဒါလင်္ကာရမျသာ။] အာနန္ဒ၊ နွာ။ တာ ပေါက္ခရဏီယော၊ တို့သည်။ ဝါ၊ တို့ကို။ ကော၊ အချို့သော။ သောဝဏ္ဏံ မယာ၊ သော။ ဣဋ္ဌကာ၊ လည်းကောင်း။ ကော၊ သော။ ရူပိယမယာ၊ သော။ ဣဋ္ဌကာ၊ လည်းကောင်း။ ကော၊ သော။ ဝေဠုရိယမယာ၊ သော။ ဣဋ္ဌကာ၊ လည်းကောင်း။ ကော၊ သော။ ဖလိကမယာ၊ သော။ ဣဋ္ဌကာ၊ ကောင်း။ (ဣတိ၊ သို့။) စတုန္တံ၊ ကုန်သော။ ဝဏ္ဏံ၊ အဆင်းတို့၏။ ဝါ၊ အဆင်းရှိသောရတနာတို့၏။ ဣဋ္ဌကာဟိ၊ တို့ဖြင့်။ စိတာ၊ စိအပ်ကုန်သည်။ အဟောသံ၊ ကုန်ပြီ။

အာနန္ဒ၊ နန္ဒာ။ တာသု ပေါက္ခရဏီယု၊ တို့ဉ္စ၊ စတုန္ဒ၊ ကုန်သော။ ဝဏ္ဏာနံ၊ တို့၏။ စတ္တာရိ စတ္တာရိ၊ လေးခုကုန် လေးခုကုန်သော။ သောပါဏာနိ၊ စောင်းတန်းလှေခါး တို့သည်။ အဟောသံ၊ ကုန်ပြီ၊ စတုသု၊ ကုန်သော။ တေသု သောပါဏေသု၊ တို့တွင်း၊ [နှစ်ပုဒ်ထည့်သည်။] ဧကံ၊ သော။ သောပါဏံ၊ သည်။ သောဝဏ္ဏမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ သောပါဏံ၊ သည်။ ရူပိယမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ သောပါဏံ၊ သည်။ ဝေဠုရိယမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ သောပါဏံ၊ သည်။ ဖလိကမယံ၊ သည်။ အဟောသိ၊ ပြီ။ သော ဝဏ္ဏမယယာ၊ သော။ သောပါဏယာ၊ ၏။ ထမ္ဘာ၊ တိုင်တို့သည်။ သောဝဏ္ဏမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိယော စ၊ စောင်းတန်းလှေခါးထစ်တို့ သည်လည်းကောင်း။ ဝါ၊ စောင်းတန်း လှေခါးဆံတို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ နဖူးစည်း သည်လည်းကောင်း။ ရူပိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ရူပိယမယယာ၊ သော။ သောပါဏယာ၊ ၏။ ထမ္ဘာ၊ တို့သည်။ ရူပိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိယော စ၊ တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။ သောဝဏ္ဏ မယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ဝေဠုရိယမယယာ၊ သော။ သောပါဏယာ၊ ၏။ ထမ္ဘာ၊ တို့သည်။ ဝေဠုရိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိယော စ၊ တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။ ဖလိကမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ဖလိကမယယာ၊ သော။ သောပါဏယာ၊ ၏။ ထမ္ဘာ၊ တို့သည်။ ဖလိကမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိယော စ၊ တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။ ဝေဠုရိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ အာနန္ဒ၊ နန္ဒာ။ တာ ပေါက္ခရဏီယော၊ တို့သည်။ ဝါ၊ တို့ကို။ [ခေါ၊ ပန သဒ္ဓါ ပဒါ လင်္ကာရမျသာ။] ဧကာ၊ အချို့သော။ သောဝဏ္ဏမယာ၊ သော။ ဝေဒိကာ၊ ဝန်း ရံတာလည်းကောင်း။ ဝါ၊ ဇာရံတာလည်းကောင်း။ ဧကာ၊ သော။ ရူပိယမယာ၊ သော။ ဝေဒိကာ၊ လည်းကောင်း။ (ဣတိ၊ ဤသို့။) ဣတိ၊ ကုန်သော။ ဝေဒိကာဟိ၊ တို့ဖြင့်။ ပရိက္ခိတ္တာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သောဝဏ္ဏမယာယာ၊ သော။ ဝေဒိ ကာယာ၊ ၏။ ထမ္ဘာ၊ တို့သည်။ သောဝဏ္ဏမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိ ယော စ၊ ပွတ်လုံးတိုင်တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။ ရူပိယ မယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ရူပိယမယာယာ၊ သော။ ဝေဒိကာယာ၊ ၏။ ထမ္ဘာ၊ တို့သည်။ ရူပိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိယော စ၊ တို့သည် လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။ သောဝဏ္ဏမယာ၊ ကုန်သည်။ အဟော သံ၊ ကုန်ပြီ။ အာနန္ဒ၊ နန္ဒာ။ အထ-ပစ္စာ၊ ရေကန်တို့ကို ဘန်ဆင်းပြီးရာကာလမှနောက် ဌ။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟော သိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “အဟံ၊ သည်။ ဣမာသု ပေါက္ခရဏီယု၊ တို့ဉ္စ။ ဥပ္ပလံ၊ ကြာညို၊ ကြာဖြူ၊ ကြာနီကိုလည်းကောင်း။ ပဒုမံ၊ ကြာပဒုံမာကိုလည်းကောင်း။ ကုမုဒံ၊ ကုမုဒြာကြာကိုလည်းကောင်း။ ပုဏ္ဏရိကံ၊ ကြာပုဏ္ဏရိကံကို လည်းကောင်း။ ဣတိ-ဝေရူပံ၊ ဤသို့သဘောရှိသော။ သဗ္ဗေတုကံ၊ အလုံးစုံသော ဥတုဉ္စဖြစ်သော။ ဝါ၊ အလုံးစုံသောဥတုဉ္စ ပြည့်စုံသော။ သဗ္ဗဇနဿ၊ အလုံးစုံသော လူအပေါင်း၏။

အနာဝဇ္ဇိ၊ မပြန်လည်နိုင်ရာဖြစ်သော။ မာလံ၊ ပန်းကို။ ရောပေါပေယျံ၊ ပေါက်ရောက်စေရပါမူကား။ ဝါ၊ စိုက်ပျိုးရပါမူကား။ ယန္တုန၊ စွဲ။ ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီး။ အာနန္ဒန္တု၊ ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ဤပြီး၍၊ [ဝါကုဆက်၍ပေး။] မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ တာသု ပေါက္ခရဏီသု၊ တို့၌။ ဥပ္ပလံ၊ ကိုလည်းကောင်း။ ပဒုမံ၊ ကိုလည်းကောင်း။ ကုမုဒံ၊ ကိုလည်းကောင်း။ ပုဏ္ဏရိကံ၊ ကိုလည်းကောင်း။ ဣတိ-ဧဝရူပံ၊ သော။ သဗ္ဗောတုကံ၊ သော။ သဗ္ဗဇနဿ၊ ဧ။ အနာဝဇ္ဇိ၊ သော။ မာလံ၊ ကို။ ရောပေါပေသိ၊ ပြီ။

၂၅၄။ အာနန္ဒန္တု၊ အထ-ပစ္စာ၊ ပန်းပင်တို့ကို စိုက်ပျိုးပြီးရာကာလမှ နောက်၌။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ယန္တုန၊ အကယ်၍။ အဟံ၊ သည်။ ဣမာသံ ပေါက္ခရဏီနံ၊ တို့၏။ တီရော၊ ကမ်း၌။ ယေ-ပုရိသာ၊ တို့သည်။ အာဂတာဂတံ၊ ရောက်လာတိုင်း၊ ရောက်လာတိုင်းသော။ ဇနံ၊ လူအပေါင်းကို။ နှာပေဿန္တိ၊ ရေချိုးစေကြ ကုန်လိမ့်လတ္တံ့။ နှာပကော၊ ရေချိုးစေတတ် ကုန်သော။ တေ ပုရိသော၊ တို့ကို။ ပဋ္ဌပေယျံ၊ ဖြစ်စေရပါမူကား။ ဝါ၊ ထားရပါမူကား။ (သာဓု၊ ကောင်းသည်။ အဿ ဝတ၊ တကား။)” ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ အာနန္ဒန္တု၊ နှာ။ (ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ပြီး၍။) မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ တာသံ ပေါက္ခရဏီနံ၊ တို့၏။ တီရော၊ ၌။ ယေ ပုရိသာ၊ တို့သည်။ အာဂတာဂတံ၊ သော။ ဇနံ၊ ကို။ နှာပေသံ၊ ကုန်ပြီ။ နှာပကော၊ ကုန်သော။ တေ ပုရိသော၊ တို့ကို။ ပဋ္ဌပေသိ၊ ပြီ။

အာနန္ဒန္တု၊ နှာ။ အထ-ပစ္စာ၊ ရေချိုးစေတတ်သော ပုဂ္ဂိုလ်တို့ကို ဖြစ်စေပြီးရာကာလမှနောက်၌။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “အဟံ၊ သည်။ ဣမာသံ ပေါက္ခရဏီနံ၊ တို့၏။ တီရော၊ ၌။ အန္တတ္ထိကဿ၊ ထမင်းဖြင့်အလိုရှိသော။ ဝါ၊ ထမင်းကို အလိုရှိသော။ ပုဂ္ဂလဿ၊ အား။ အန္တံ၊ ထမင်းကိုလည်းကောင်း။ ပါနတ္ထိကဿ၊ အဖျော်ဖြင့်အလိုရှိသော။ ပုဂ္ဂလဿ၊ အား။ ပါနံ၊ အဖျော်ကိုလည်းကောင်း။ ဝတ္ထတ္ထိကဿ၊ အဝတ်ဖြင့်အလိုရှိသော။ ပုဂ္ဂလဿ၊ အား။ ဝတ္ထံ၊ ကိုလည်းကောင်း။ ယာနတ္ထိကဿ၊ ယာဉ်ဖြင့်အလိုရှိသော။ ပုဂ္ဂလဿ၊ အား။ ယာနံ၊ ကိုလည်းကောင်း။ သယနတ္ထိကဿ၊ အိမ်ရာဖြင့်အလိုရှိသော။ ပုဂ္ဂလဿ၊ အား။ သယနံ၊ ကိုလည်းကောင်း။ ဣတ္ထိတ္ထိကဿ၊ မိန်းမဖြင့်အလိုရှိသော။ ပုဂ္ဂလဿ၊ အား။ ဣတ္ထိံ၊ ကိုလည်းကောင်း။ ဟိရညတ္ထိကဿ၊ ငွေဖြင့်အလိုရှိသော။ ပုဂ္ဂလဿ၊ အား။ ဟိရညံ၊ ကိုလည်းကောင်း။ သုဝဏ္ဏတ္ထိကဿ၊ ရွှေဖြင့်အလိုရှိသော။ ပုဂ္ဂလဿ၊ အား။ သုဝဏ္ဏံ၊ ကိုလည်းကောင်း။ ဣတိ-ဧဝရူပံ၊ ဤသို့သဘောရှိသော။ ဒါနံ၊ ဒါနကို။ ဝါ၊ ပေးလှူအပ်သော။ ဒါနဝတ္ထုကို။ ယန္တုန ပဋ္ဌပေယျံ၊ အကယ်၍ဖြစ်စေရငြားအံ့။ ဝါ၊ အကယ်၍ထားရငြားအံ့။ (ဧဝံ ပဋ္ဌပေဇ္ဇေ၊ သော်။ သာဓု၊ သည်။ အဿ ဝတ၊ တကား။)” ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒန္တု၊ နှာ။ (ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ၍။) မဟာသုဒဿနော၊ သော။

ရာဇာ သည်။ တာသံ ပေါက္ခရဏီနံ၊ ထို၏။ တီရေ၊ ဤ။ အန္တတ္ထိကဿ၊ သော။ ပုဂ္ဂလဿ၊ အား။ အန္တံ၊ ကိုလည်းကောင်း။ ပါနတ္ထိကဿ၊ သော။ ပုဂ္ဂလဿ၊ အား။ ပါနံ၊ ကိုလည်းကောင်း။ ဝတ္ထတ္ထိကဿ၊ သော။ ပုဂ္ဂလဿ၊ အား။ ဝတ္ထံ၊ ကိုလည်းကောင်း။ ယာနတ္ထိကဿ၊ သော။ ပုဂ္ဂလဿ၊ အား။ ယာနံ၊ ကိုလည်းကောင်း။ သယနတ္ထိကဿ၊ သော။ ပုဂ္ဂလဿ၊ အား။ သယနံ၊ ကိုလည်းကောင်း။ ဣတ္ထိတ္ထိကဿ၊ သော။ ပုဂ္ဂလဿ၊ အား။ ဣတ္ထိံ၊ ကိုလည်းကောင်း။ ဟိရညတ္ထိကဿ၊ သော။ ပုဂ္ဂလဿ၊ အား။ ဟိရညံ၊ ကိုလည်းကောင်း။ သုဝဏ္ဏတ္ထိကဿ၊ သော။ ပုဂ္ဂလဿ၊ အား။ သုဝဏ္ဏံ၊ ကိုလည်းကောင်း။ ဣတိ-ဝေရူပံ၊ သော။ ဒါနံ၊ ကို။ ပဋ္ဌပေသိ၊ ဖြီ။

၂၅၅။ အာနန္ဒ၊ န္ဒာ။ အထ-တသ္မိံကာလောမဟာသုဒဿနမင်း၏ အလှူတော် ပေးရာထိုအခါ၌။ မြာဟ္မဏဂဟပတိကာ၊ တို့သည်။ ပဟူတံ၊ အပြားအားဖြင့်ဖြစ်သော။ ဝါ၊ များသောအပြားရှိသည်ဖြစ်၍ဖြစ်သော။ သာပတေယျံ၊ ဥစ္စာနှစ်ကို။ အာဒါယ၊ ကုန်၍။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ သို့။ ဝါ၊ ကို။ ဥပသင်္ကမိတွာ၊ ကုန်၍။ ဧဝံ၊ သို့။ အာဟံ သု၊ ကုန်ဖြီ။ ကိံ၊ သို့။ အာဟံသု၊ နည်း?။ “ဒေဝ၊ အရှင်မင်းမြတ် (အမှေဟိ၊ တို့သည်။) ပဟူတံ၊ သော။ ဣဒံ သာပတေယျံ၊ ကို။ ဒေဝသေဝ၊ အားသာလျှင်။ ဝါ၊ ကိုသာလျှင်။ ဥဒ္ဓိဿ၊ ရည်ရွယ်ကြကုန်၍။ အာဘတံ၊ ဆောင်ယူအပ်ပါပြီ။ တံ-သာပတေယျံ၊ ကို။ ဒေဝေါ၊ သည်။ ပဋိဂ္ဂဏှာတု၊ ခံယူတော်မူပါလော့။” ဣတိ-ဝေ၊ သို့။ အာဟံသု၊ ကုန်ဖြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ တေ မြာဟ္မဏဂဟပတိကော၊ တို့ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ဖြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?)။ “ဘော၊ အချင်းတို့။ အလံ၊ မသင့်။ ဝါ၊ မတော်။ မမပိ၊ ငါသည်လည်း။ ပဟူတံ၊ သော။ ဣဒံ သာပတေယျံ၊ ကို။ ဓမ္မိကေန၊ တရားရှိသော။ ဗလိနာ၊ အခွန်အတုတ်ဖြင့်။ အာဘိသင်္ခတံ၊ ပြုပြင်စီရင်အပ်ပြီ။ တံ-သာပတေယျံ၊ ထိုသင်တို့၏ ဥစ္စာနှစ်သည်။ ဝေါ၊ တို့အား။ ဟောတု၊ လော့။ တုမှေ၊ တို့သည်။ ဣတော စ-သာပတေယျတော၊ ဤ ငါ ၏ဥစ္စာနှစ်မှလည်း။ ဘိယျော၊ များသော။ သာပတေယျံ၊ ကို။ (ထည့်စပ်သည်။) ဟရ ထ၊ ဆောင်ယူကြကုန်လော့။” ဣတိ၊ သို့။ အဝေါစ၊ ဖြီ။ တေ-မြာဟ္မဏဂဟပတိကာ၊ တို့သည်။ ရညာ၊ သည်။ ပဋိက္ခိတ္တာ၊ ပယ်အပ်ကုန်သည်။ (သမာနာ၊ သော်။) ကေမန္တံ၊ သို့။ အပတ္တမ၊ ဖဲသွားကြကုန်၍။ ဧဝံ၊ သို့။ သမစိန္တေသံ၊ အညီအမျှကြံကြံကုန်ဖြီ။ ဝါ၊ သဘောတူကြံကြံကုန်ဖြီ။ ကိံ၊ သို့။ သမစိန္တေသံ၊ ကုန်သနည်း?။ “မယံ၊ တို့သည်။ ဣမာနိ သာပတေယျာနိ၊ တို့ကို။ ပုနဒေဝ၊ တဖန်သာလျှင်။ သကာနိ၊ မိမိဥစ္စာဖြစ် ကုန်သော။ သရာနိ၊ အိမ်တို့သို့။ ယံ ပဋိဟရေယျာမ၊ အကြင်တဖန်ဆောင်ယူကြကုန် ရာ၏။ တေံ-ပဋိဟရဏံ၊ ဤတဘန်ဆောင် ယူခြင်းသည်။ အမှာကံ၊ တို့အား။ န ခေါ၊ ပဋိရူပံ၊ မသင့်လျော်ခဲ့။ မယံ၊ တို့သည်။ မဟာသုဒဿနဿ၊ သော။ ရညော ၏။ နိဝေသနံ၊ စံနန်းတော်ကို။ မာပေယျာမ၊ ဘန်ဆင်းကြရ ပါကုန်မူကား။ ယန္တုန၊ ကောင်းလေစွ။ ဝါ၊ ရာ၏။” ဣတိ၊ သို့။ သမစိန္တေသံ၊ ကုန်ဖြီ။ ဣတိ၊ သို့။ သမစိန္တေတွာ ကုန်ပြီး၍။ [ပုဂံပြင်၍လိုက်စပ်သည်။] တေ-မြာဟ္မဏဂဟပတိကာ၊ တို့သည်။ မဟာသု ဒဿနံ၊ သော။ ရာဇာနံ၊ သို့။ ဝါ၊ ကို။ ဥပသင်္ကမိတွာ၊ ကုန်၍။ ဧဝံ၊ သို့။ အာဟံ သု၊ ပြန်ကုန်ဖြီ။ ကိံ၊ သို့။ အာဟံသု၊ နည်း?။ “ဒေဝ၊ မင်းမြတ်။ (မယံ၊ ငါတို့သည်။)

တေ၊ ဣ၊ နိဝေသနံ၊ ကိ၊ မာပေဿာမ၊ ဘန်ဆင်း ကြပါကုန်အံ။ ဣတိ-ဝေ၊ သို့၊ အာ
ဟံသု၊ ပြန်ကုန်ပြီ။ အာနန္ဒ၊ န္ဒာ။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ တုဏှိ
ဘာဝေန၊ မပယ်မချေ ဆိတ်ဆိတ်နေသည်၏အဖြစ်ဖြင့်။ အဓိဝါသေသိ၊ မိမိအထက်သို့
ဝန်တက်၍ နေစေပြီ။ ဝါ၊ သည်းခံပြီ။

၂၅၆။ အာနန္ဒ၊ န္ဒာ။ အထ-တသ္မိ၊ ကာလေ၊ စံနန်းတော်ကို ဝန်ခံရာထိုအခါ၌။
ဒေဝါနံ၊ နတ်တို့၏။ ဣန္ဒော၊ အစိုးရသောအရှင်ဖြစ်သော။ သက္ကော၊ သကြားသည်။
မဟာသုဒဿနဿ၊ သော။ ရညော၊ ဣ၊ စေတောပရိဝိတက္ကံ၊ စိတ်၏အကြံကို။ စေတ
သာ၊ မိမိစိတ်ဖြင့်။ အညာယ၊ သိရ၍။ ဝိသုကမ္မံ၊ ဝိသုကမ္မအမည်ရှိသော။ ဒေဝပုတ္တံ၊ ကိ၊
အာမန္တေသိ၊ ပြီ။ ကိ၊ သို့၊ အာမန္တေသိ၊ နည်း?။ “သမ္ပ ဝိသုကမ္မံ၊ အရွယ်တူ ဝိသုကမ္မံ။
တံ၊ သည်။ ဧဟိ၊ သွားတဲ့ချေ။ (ဝန္တော၊ ၍) မဟာသုဒဿနဿ၊ သော၊ ရညော၊
ဣ၊ နိဝေသနံ၊ စံနန်းတော်ဖြစ်သော။ ဝါ၊ စံနေရာဖြစ်သော။ ဓမ္မံ နာမ၊ ဓမ္မ အမည်
ရှိသော။ ပါသာဒံ၊ ကိ၊ မာပေဟိ၊ လော့”။ ဣတိ၊ သို့၊ အာမန္တေသိ၊ ပြီ။ အာနန္ဒ၊
န္ဒာ။ ဝိသုကမ္မော၊ သော။ ဒေဝပုတ္တော၊ သည်။ တဝ၊ အရှင်သကြားမင်း၏။ (ဝစနံ၊
သည်။) ဝေ၊ သို့၊ ဘဒ္ဒံ၊ ကောင်းသည်။ (ဟောတု၊ ဖြစ်ပါစေလော့။)” ဣတိ ခေါ်ဤသို့
သာလျှင်။ ဒေဝါနံ၊ တို့၏။ ဣန္ဒဿ၊ သော။ သက္ကဿ၊ အား။ ပဋိသုတွာ၊ ၍။
သေယျထာပိ နာမ၊ မည်သည်။ ဗလဝါ၊ သော။ ပုရိသော၊ သည်။ သဗ္ဗိတံ၊ သော။
ဗာဟံ၊ ကိ၊ ပသာရေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ပသာရိတံ၊
သော။ ဗာဟံ၊ ကိ၊ သမဉ္ဇေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ဝေမေဝ၊
တူသာလျှင်။ တာဝတိံသေသု၊ ကုန်သော။ ဒေဝေသု၊ တို့၌။ အန္တရဟိတော၊ ကွယ်ခဲ့
သည်။ (ဟုတွာ၊ ၍) မဟာသုဒဿနဿ၊ သော။ ရညော၊ ဣ၊ ပုရတော၊ ၌။ ပါတု
ရဟောသိ၊ ပြီ။ အာနန္ဒ၊ န္ဒာ။ အထ-တသ္မိ၊ ကာလေ၊ မဟာသုဒဿနမင်း၏ ရှေ့တော်
မှောက်၌ ထင်ရှား ဖြစ်ပေါ်လာရာ ထိုအခါ၌။ ဝိသုကမ္မော၊ သော။ ဒေဝ
ပုတ္တော၊ သည်။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ ကိ၊ ဧတံ-ဝစနံ၊ ကိ၊ အဝေဝါစ၊
ပြီ။ ကိ၊ သို့၊ အဝေဝါစ၊ နည်း?။ “ဒေဝ၊ မြတ်။ (အဟံ၊ သည်။) တေ၊ ဣ၊ နိဝေသနံ၊
သော။ ဓမ္မံ နာမ၊ သော။ ပါသာဒံ၊ ကိ၊ မာပေဿာမိ၊ ပါအံ”။ ဣတိ၊ သို့၊ အဝေဝါစ၊
ပြီ။ အာနန္ဒ၊ န္ဒာ။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ တုဏှိဘာဝေန၊ ဖြင့်။
အဓိဝါသေသိ၊ ပြီ။

အာနန္ဒ၊ န္ဒာ။ ဝိသုကမ္မော၊ သော။ ဒေဝပုတ္တော၊ သည်။ မဟာသုဒဿနဿ၊
သော။ ရညော၊ ဣ၊ နိဝေသနံ၊ သော။ ဓမ္မံ နာမ၊ သော။ ပါသာဒံ၊ ကိ၊ မာပေဟိ၊
ပြီ။ အာနန္ဒ၊ န္ဒာ။ ဓမ္မော၊ သော။ ပါသာဒေါ၊ သည်။ ပုရတ္ထိမေန စ၊ အရှေ့အရပ်
အားဖြင့်လည်းကောင်း။ ပစ္ဆိမေန စ၊ အနောက်အရပ်အားဖြင့်လည်းကောင်း။ အယာ
မေန၊ အလျားအားဖြင့်။ ယောဇနံ၊ တယူဇနာသည်။ ဝါ၊ တယူဇနာအတိုင်းအရှည်
ရှိသည်။ အဟောသိ၊ ပြီ။ ဥတ္တရေန စ၊ မြောက်အရပ်အားဖြင့်လည်းကောင်း။ ဒက္ခိ
ဏေန စ၊ တောင်အရပ်အားဖြင့်လည်းကောင်း။ ဝိတ္ထာရေန၊ အနံအားဖြင့်။ အနုယော

ဇနံ၊ ယူဇနာနဲ့သည်။ ဝါ၊ ယူဇနာနဲ့အတိုင်းအရှည်ရှိသည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နွာ၊ ဓမ္မဿ၊ သော။ ပါသာဒဿ၊ ဧ၊ ဥစ္စတရေန၊ အမြင့်အားဖြင့်။ တိပေါရိသံ၊ သုံးသူရှိသော။ ဝတ္ထု၊ အကျည်သည်။ ဝါ၊ ကိ၊ ဧကာ၊ အချို့သော။ သောဝဏ္ဏမယာ၊ သော၊ ဣဋ္ဌကာ၊ လည်းကောင်း။ ဧကာ၊ သော၊ ရူပိယမယာ၊ သော။ ဣဋ္ဌကာ၊ လည်းကောင်း။ ဧကာ၊ သော၊ ဝေဠုရိယမယာ၊ သော။ ဣဋ္ဌကာ၊ လည်းကောင်း။ ဧကာ၊ သော၊ ဖလိကမယာ၊ သော။ ဣဋ္ဌကာ၊ လည်းကောင်း။ (ဣတိ၊ သို့။) စတုန္ဒံ၊ ကုန်သော။ ဝဏ္ဏာနံ၊ တို့၏။ ဣဋ္ဌကာဟိ၊ တို့ဖြင့်။ စိကံ၊ စိအပ်သည်။ အဟောသိ၊ ပြီ။

အာနန္ဒ၊ နွာ။ ဓမ္မဿ၊ သော။ ပါသာဒဿ၊ ဧ။ စတုန္ဒံ၊ ကုန်သော။ ဝဏ္ဏာနံ၊ တို့၏။ စတုရာသီတိ ထမ္ဘသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော တိုင်တို့သည်။ အဟောသံ၊ ကုန်ပြီ။ (တေသု စတုရာသီတိယာ ထမ္ဘသဟဿေသု၊ တို့တွင်။) ဧကာ၊ သော၊ ထမ္ဘာ၊ သည်။ သောဝဏ္ဏမယော၊ သည်။ အဟောသိ၊ ပြီ။ ဧကာ၊ သော၊ ထမ္ဘာ၊ သည်။ ရူပိယမယော၊ သည်။ အဟောသိ၊ ပြီ။ ဧကာ၊ သော၊ ထမ္ဘာ၊ သည်။ ဝေဠုရိယမယော၊ သည်။ အဟောသိ၊ ပြီ။ ဧကာ၊ သော၊ ထမ္ဘာ၊ သည်။ ဖလိကမယော၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နွာ။ ဓမ္မော၊ သော။ ပါသာဒေါ၊ သည်။ ဝါ၊ ကိ၊ ဧကံ၊ အချို့သော။ သောဝဏ္ဏမယံ၊ သော။ ဖလကံ၊ ပျဉ်ပြားလည်းကောင်း။ ဧကံ၊ သော၊ ရူပိယမယံ၊ သော။ ဖလကံ၊ လည်းကောင်း။ ဧကံ၊ သော၊ ဝေဠုရိယမယံ၊ သော။ ဖလကံ၊ လည်းကောင်း။ ဧကံ၊ သော၊ ဖလိကမယံ၊ သော။ ဖလကံ၊ လည်းကောင်း။ (ဣတိ၊ သို့။) စတုန္ဒံ၊ ကုန်သော။ ဝဏ္ဏာနံ၊ တို့၏။ ဖသကဟိ၊ တို့ဖြင့်။ သန္တတော၊ ခင်းအပ်သည်။ အဟောသိ၊ ပြီ။

အာနန္ဒ၊ နွာ။ ဓမ္မဿ၊ သော။ ပါသာဒဿ၊ ဧ။ စတုန္ဒံ၊ သော။ ဝဏ္ဏာနံ၊ တို့၏။ စတုဝိသတိ သောပါဏာနိ၊ နှစ်ဆယ့်လေးခုသော စောင်းတန်းလှေခါးတို့သည်။ အဟောသံ၊ ကုန်ပြီ။ (တေသု စတုဝိသတိယာ သောပါဏေသု၊ တို့တွင်။) ဧကံ၊ သော။ သောပါဏံ၊ သည်။ သောဝဏ္ဏမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ သောပါဏံ၊ သည်။ ရူပိယမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ သောပါဏံ၊ သည်။ ဝေဠုရိယမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ သောပါဏံ၊ သည်။ ဖလိကမယံ၊ သည်။ အဟောသိ၊ ပြီ။ သောဝဏ္ဏမယဿ၊ သော။

သောပါဏဿ၊ ဧ။ ထမ္ဘာ၊ တိုင်တို့သည်။ သောဝဏ္ဏမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိယော စ၊ စောင်းတန်းလှေခါးထစ်တို့သည်လည်းကောင်း။ ဝါ၊ စောင်းတန်းလှေခါးဆံတို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ နဖူးစည်းသည်လည်းကောင်း။ ရူပိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ရူပိယမယဿ၊ သော။ သောပါဏဿ၊ ဧ။ ထမ္ဘာ၊ တို့သည်။ ရူပိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိယော စ၊ တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။ သောဝဏ္ဏမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ဝေဠုရိယမယဿ၊ သော။ သောပါဏဿ၊ ဧ။ ထမ္ဘာ၊ တို့သည်။ ဝေဠုရိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိယော စ၊ တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။ ဖလိကမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ဖလိကမယဿ၊ သော။ သောပါဏဿ၊ ဧ။ ထမ္ဘာ၊ တို့သည်။ ဖလိက

မယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သူစိယော စ၊ တို့သည်လည်းကောင်း။ ဥဏှိ သဗ္ဗ၊ သည်လည်းကောင်း။ ဝေဠုရိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။

အာနန္ဒ၊ နွာ၊ ဓမ္မေ၊ သော။ ပါသာဒေ၊ ဌှ၊ ဧကံ၊ အချို့သော။ သောဝဏ္ဏမယံ၊ သော။ ကုဋ္ဌာဂါရံ၊ စုလစ်မွန်းချွန် အထွဋ်ရှိသော တုံဆောင်ပြာသာဒ်လည်းကောင်း။ ဧကံ၊ သော။ ရူပိယမယံ၊ သော။ ကုဋ္ဌာဂါရံ၊ လည်းကောင်း။ ဧကံ၊ သော။ ဝေဠုရိယမယံ၊ သော။ ကုဋ္ဌာဂါရံ၊ လည်းကောင်း။ ဧကံ၊ သော။ ဖလိကမယံ၊ သော။ ကုဋ္ဌာဂါရံ၊ လည်းကောင်း။ (ဣတိ၊ သို့။) စတုန္ဓံ၊ ကုန်သော။ ဝဏ္ဏာနံ၊ တို့၏။ စတု ရာသီတိ ကုဋ္ဌာဂါရသဟဿာနိ၊ တို့သည်။ အဟောသံ၊ ကုန်ပြီ။ သောဝဏ္ဏမယော၊ သော။ ကုဋ္ဌာဂါရေ၊ ဌှ၊ ရူပိယမယော၊ သော။ ပလ္လင်္ကော၊ သည်။ ဝါ၊ ကို၊ ပညတ္တော၊ ခင်းထားအပ်သည်။ အဟောသံ၊ ပြီ။ ရူပိယမယော၊ သော။ ကုဋ္ဌာဂါရေ၊ ဌှ၊ သော ဝဏ္ဏမယော၊ သော။ ပလ္လင်္ကော၊ သည်။ ဝါ၊ ကို၊ ပညတ္တော၊ အပ်သည်။ အဟောသံ၊ ပြီ။ ဝေဠုရိယမယော၊ သော။ ကုဋ္ဌာဂါရေ၊ ဌှ၊ ဒန္တမယော၊ ဆယ်စွယ်ဖြင့် ပြီးသော။ ပလ္လင်္ကော၊ သည်။ ဝါ၊ ကို၊ ပညတ္တော၊ သည်။ အဟောသံ၊ ပြီ။ ဖလိကမယော၊ သော။ ကုဋ္ဌာဂါရေ၊ ဌှ၊ သာရမယော၊ စန္ဒကူးနှစ်ဖြင့်ပြီးသော။ ပလ္လင်္ကော၊ သည်။ ဝါ၊ ကို၊ ပညတ္တော၊ အပ်သည်။ အဟောသံ၊ ပြီ။ သောဝဏ္ဏမယဿ၊ သော။ ကုဋ္ဌာဂါရဿ၊ ၏။ ဒွါရေ၊ တံခါး၌။ ရူပိယမယော၊ သော။ တာလော၊ ထန်းပင်သည်။ ဌှိတော၊ တည်သည်။ အဟောသံ၊ ပြီ။ တဿ-တာလဿ၊ ၏။ ခန္ဓော၊ သည်။ ရူပိယမယော၊ သည်။ အဟောသံ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်း ကောင်း။ သောဝဏ္ဏမယာနိ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ရူပိယမယဿ၊ သော။ ကုဋ္ဌာဂါရဿ၊ ၏။ ဒွါရေ၊ ဌှ၊ သောဝဏ္ဏမယော၊ သော။ တာလော၊ သည်။ ဌှိတော၊ သည်။ အဟောသံ၊ ပြီ။ တဿ-တာလဿ၊ ၏။ ခန္ဓော၊ သည်။ သောဝဏ္ဏမယော၊ သည်။ အဟောသံ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်း ကောင်း။ ဝေဠုရိယမယာနိ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ဖလိကမယဿ၊ သော။ ကုဋ္ဌာဂါရဿ၊ ၏။ ဒွါရေ၊ ဌှ၊ ဖလိကမယော၊ သော။ တာလော၊ သည်။ ဌှိတော၊ သည်။ အဟောသံ၊ ပြီ။ တဿ-တာလဿ၊ ၏။ ခန္ဓော၊ သည်။ ဝေဠုရိယမယော၊ သည်။ အဟောသံ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည် လည်းကောင်း။ ဖလိကမယာနိ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။

၂၅၇။ အာနန္ဒ၊ နွာ။ အထ-ပစ္စာ၊ ဓမ္မပါသာဒအမည်ရှိသော ပြာသာဒ်ကို ဖန် ဆင်းပြီးရာ ကာလမှနောက်၌။ မဟာသုဒဿနဿ၊ သော၊ ရုညော၊ အား။ ဧတံ-ပရိဝိ တက္ကနံ၊ သည်။ အဟောသံ၊ ပြီ။ ကိ၊ သို့။ အဟောသံ၊ နည်း။ “အဟံ၊ သည်။ မဟာ ဝိယူဟဿ၊ မဟာဝိယူဟအမည်ရှိသော။ ကုဋ္ဌာဂါရဿ၊ စုလစ်မွန်းချွန် အထွဋ်ရှိ

သော ဘုံဆောင်မြာသာဒ်၏။ ခွါရေး၌။ ယတ္ထ-ယသ္မိံ တာလဝနေ၊ အကြင်ထန်းတော
 ဥယျာဉ်၌၊ ဒိဝါဝိဟာရံ၊ နေနေခြင်းကို။ ဝါ၊ ၄။ နိသီဒိဿာမိ၊ နေရလိမ့်အံ့။ သဗ္ဗ
 သောဝဏ္ဏမယံ၊ အလုံးစုံ ရွှေဖြင့်ပြီးသော။ (တံ) တာလဝနံ၊ ကို။ ဗာပေယျံ၊
 မူကား။ ယန္တုန၊ စွဲ။ ဣဘိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နွာ။
 (ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ၍။) မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။
 မဟာဝိယူဟဿ၊ သော။ ကုဠာဂါရဿ၊ ၍။ ခွါရေး၌။ ယတ္ထ-ယသ္မိံ တာလဝ
 နေ၊ ၌။ ဒိဝါဝိဟာရံ၊ ကို။ ဝါ၊ ၄။ နိသီဒိ၊ နေပြီ။ သဗ္ဗသောဝဏ္ဏမယံ၊ သော။ (တံ)
 တာလဝနံ၊ ကို။ မာပေသိ၊ ပြီ။ အာနန္ဒ၊ နွာ။ ဓမ္မော၊ သော။ ပါသာဒေါ၊ သည်။
 ဝါ၊ ကို။ ဧကာ၊ အချို့သော။ သောဝဏ္ဏမယာ၊ သော။ ဝေဒိကာ၊ လည်းကောင်း။
 ဧကာ၊ သော။ ရူပိယမယာ၊ သော။ ဝေဒိကာ၊ လည်းကောင်း။ (ဣတိ၊ သို့။) ဒွိဟိ၊
 ကုန်သော။ ဝေဒိကာဟိ၊ တို့ဖြင့်။ ပရိက္ခိတ္တော၊ သည်။ အဟောသိ၊ ပြီ။ သောဝဏ္ဏ
 မယာယ၊ သော။ ဝေဒိကာယ၊ ၍။ ထမ္ဘာ၊ တို့သည်။ သောဝဏ္ဏမယာ၊ ကုန်သည်။ အဟေ
 သံ၊ ကုန်ပြီ။ သုစိယော စ၊ ပွတ်တိုင်တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ နဖူးစည်း
 သည်လည်းကောင်း။ ရူပိယမယာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ရူပိယမယာယ၊
 သော။ ဝေဒိကာယ၊ ၍။ ထမ္ဘာ၊ တို့သည်။ ရူပိယမယာ၊ ကုန်သည်။ အဟေသံ၊
 ကုန်ပြီ။ သုစိယော စ၊ တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။
 သောဝဏ္ဏမယာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။

၂၅၈။ အာနန္ဒ၊ နွာ။ ဓမ္မော၊ သော။ ပါသာဒေါ၊ သည်။ ဝါ၊ ကို။ ဒွိဟိ၊ နှစ်ခု
 ကုန်သော။ ကိက်ဏိကဇာလေဟိ၊ ရွှေခြုံ၊ ဇာတို့ဖြင့်။ ဝါ၊ ရွှေခြုံ၊ ကွန်ရက်တို့ဖြင့်။
 ပရိက္ခိတ္တော၊ သည်။ အဟောသိ၊ ပြီ။ (ဒွိသု၊ ကုန်သော။ တေသု ကိက်ဏိကဇာ
 လေသု တို့တွင်။) ဧကာ၊ သော။ ဇာလံ၊ ဇာသည်။ ဝါ၊ ကွန်ရက်သည်။ သောဝဏ္ဏ
 မယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကာ၊ သော။ ဇာလံ၊ သည်။ ရူပိယမယံ၊ သည်။ အဟော
 သိ၊ ပြီ။ သောဝဏ္ဏမယဿ၊ သော။ ဇာလဿ၊ ၍။ ကိက်ဏိကာ၊ ခြုံတို့သည်။ ဝါ၊
 ဆည်းလည်းတို့သည်။ ရူပိယမယာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ ရူပိယမယာယ၊
 သော။ ဇာလဿ၊ ၍။ ကိက်ဏိကာ၊ တို့သည်။ သောဝဏ္ဏမယာ၊ ကုန်သည်။ အ
 ဟေသံ၊ ကုန်ပြီ။ အာနန္ဒ၊ နွာ။ ဝါတေရိတာနံ၊ လေသည် တိုက်ခတ်တုန်လှုပ် စေအပ်
 ကုန်သော။ တေသံ ကိက်ဏိကဇာလာနံ၊ တို့၏။ သဒ္ဓေါ၊ သည်။ ဝဂ္ဂ၊ စ၊ ကောင်း
 သည်လည်းကောင်း။ ဝါ၊ သာယာသည်လည်းကောင်း။ ရဇနိယော စ၊ တတ်နှစ်
 သက် အပ်သည်လည်းကောင်း။ ဝါ၊ တတ်နှစ်သက် စေတတ်သည်လည်းကောင်း။
 ခမနိယော စ၊ မြန်ယှက်သက်ဝင်အပ်သည်လည်းကောင်း။ ဝါ၊ မြန်ယှက်သက်ဝင်စေ
 တတ်သည်လည်းကောင်း။ မဒနိယော စ၊ မာန်ယစ်စေတတ် သည်လည်းကောင်း။
 ဝါ၊ မာန်ယစ်ခြင်း၏ တည်ရာ အကြောင်း သည်လည်းကောင်း။ အဟောသိ၊ ပြီ။
 အာနန္ဒ၊ နွာ။ သေယျထာဝိ၊ မည်သည်။ ပဉ္စဂီကဿ၊ သော။ သုပိနိတဿ၊ ကောင်း
 စွာဆောင်အပ်သော။ ဝါ၊ ကောင်းစွာ အသံလွှင့်အပ်သော။ သုပုဂ္ဂိတာဠိတဿ၊
 ကောင်းစွာ အစမ်းတီးခတ်အပ်သော။ သုကုသလေဟိ၊ ကောင်းစွာ လိမ္မာကုန်သော
 အတတ်သည်တို့သည်။ သမန္တာဟတဿ၊ ကောင်းစွာတီးခေါက်အပ်သော။ တုရိယဿ၊



၏။ သဒ္ဓေါ၊ သည်။ ဝဂ္ဂ၊ စ၊ သည်လည်းကောင်း။ ရဇနီယော စ၊ သည်လည်းကောင်း။ ခမနီယော စ၊ သည်လည်းကောင်း။ မဒနီယော စ၊ သည်လည်းကောင်း။ ဟောတိ သေယျထာပိ၊ သို့။ အာနန္ဒ၊ နန္ဒာ။ ဧဝမေဝ ခေါ၊ တူသာလျှင်။ ဝါ တေရိတာနံ၊ ကုန်သော။ တေသံ ကိက်ဏိကဇာလာနံ၊ တို့၏။ သဒ္ဓေါ၊ သည်။ ဝဂ္ဂ၊ စ၊ သည်လည်းကောင်း။ ရဇနီယော စ၊ သည်လည်းကောင်း။ ခမနီယော စ၊ သည်လည်းကောင်း။ မဒနီယော စ၊ သည်လည်းကောင်း။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ တေန သမယေန၊ မဟာသုဒဿနစကြာမင်းဖြစ်ရာ ထိုအခါ၌။ ကုသာဝတိယာ၊ သော။ ရာဇဓာနိယာ၊ ၌။ ယေ ဓုတ္တာ၊ အကြင် ကြွေအန်ကြူးသောပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ပိပါသာ၊ သေသောက်ခြင်းငှါအလိုရှိကြကုန်သော။ ယေ သောဏှာ၊ အကြင် သေသောက်ကြူးသောပုဂ္ဂိုလ်တို့သည်လည်းကောင်း။ အဟောသံ၊ ရှိကုန်ပြီ။ တေ ဓုတ္တာ၊ တို့သည်လည်းကောင်း။ တေ သောဏှာ၊ တို့သည်လည်းကောင်း။ ဝါ တေရိတာနံ၊ ကုန်သော။ တေသံ ကိက်ဏိကဇာလာနံ၊ တို့၏။ သဒ္ဓေန၊ ဖြင့်။ ပရိစာရေသံ၊ ကုန်ပြီ။ အာနန္ဒ၊ နန္ဒာ။ နိဗ္ဗိတော၊ ပြီးဆုံးပြီးသော။ ဓမ္မော၊ သော။ ပါသာဒေါ၊ သည်။ ဝါ၊ ကို။ ဒုဒ္ဓိက္ခော၊ ပြောင်တလက်လက် မှောင်မဘက်ဘဲ အရောင်ထွက်ခြင်းကြောင့် ဆင်းရဲသဖြင့်ကြည့်ရှုအပ်သည်။ ဝါ၊ ပြောင်တလက်လက် မှောင်မဘက်ဘဲ အရောင်ထွက်ခြင်းကြောင့်ကြည့်ရှုခြင်းငှါနဲယဉ်းသည်။ ဝါ၊ ပြောင်တလက်လက် မှောင်မဘက်ဘဲ အရောင်ထွက်ခြင်းကြောင့် ကြည့်ရှုနိုင်ခဲ့သည်။ ဝါ၊ တည့်တည့်သက်သက် မလှည့်ရက်ဘဲ အကြည့်ခက်သည်။ အဟောသိ၊ ပြီ။ စက္ခုနိ၊ တို့ကို။ မုသတိ၊ ဆင်းရဲကွပ်နာ မမြင်သာအောင် လျင်စွာနှိပ်စက် ညှဉ်းဆဲတတ်၏။ ဝါ၊ မျက်မိုက်ကုပ် အဟုန်ယုတ်အောင် တုန်လှုပ်ချောက်ချားစေတတ်၏။ အာနန္ဒ၊ နန္ဒာ။ သေယျထာပိ၊ မည်သည်။ ဝဿာနံ၊ မိုဗ်းလတို့၏။ ဝါ၊ တို့တွင်။ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော။ မာသေ၊ လ၌။ သရဒသမယေ၊ သရဒဥတုအခါ၌။ ဝိဇ္ဇေ၊ ဟာလာဟင်းလင်း ထုတ်ခြင်းလျှိုထွင်းသော။ ဝိဂတဝလာဟကော၊ ကင်းသောမိုဗ်းတိမ်တိုက်ရှိသော။ ဒေဝေ၊ ကောင်းကင်၌။ နာဟံ၊ ကောင်းကင်သို့။ အတ္ထုဂ္ဂမမာနော၊ ရှေးရှုတက်လင်သော။ အာဒိစ္စော၊ နေမင်းသည်။ ဝါ၊ ကို။ ဒုဒ္ဓိက္ခော၊ သည်။ ဟောတိ သေယျထာပိ၊ သို့။ စက္ခုနိ၊ တို့ကို။ မုသတိ သေယျထာပိ၊ သို့။ အာနန္ဒ၊ နန္ဒာ။ ဧဝမေဝ ခေါ၊ တူသာလျှင်။ ဓမ္မော၊ သော။ ပါသာဒေါ၊ သည်။ ဝါ၊ ကို။ ဒုဒ္ဓိက္ခော၊ သည်။ အဟောသိ၊ ပြီ။ စက္ခုနိ၊ တို့ကို။ မုသတိ၊ ၏။

၂၅၉။ အာနန္ဒ၊ နန္ဒာ။ အထ-ပစ္စာ၊ ဓမ္မပါသာဒပြာသာဒကို ဘန်ဆင်ပြီးရာကာလမှ နောက်၌။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ တေ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သို့။ အဟောသိ၊ နည်း။ “အဟံ၊ သည်။ ဓမ္မဿ၊ သော။ ပါသာဒဿ၊ ၏။ ပုရတော၊ ၌။ ဓမ္မံ နာမ၊ ဓမ္မအမည်ရှိသော။ ပေါက္ခရဏိံ၊ ကို။ မာပေယျံ၊ မူကား။ ယန္တုနာ စ”။ ဣတိ-တေ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ အာနန္ဒ၊ နန္ဒာ။ (ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ၌။) မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ ဓမ္မဿ၊ သော။ ပါသာဒဿ၊ ၏။ ပုရတော၊ ၌။ ဓမ္မံ နာမ၊ သော။ ပေါက္ခရဏိံ၊ ကို။ မာပေယျံ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ ဓမ္မော၊ သော။ ပေါက္ခရဏိံ၊ သည်။ ပုရတ္ထိ

မေန စ၊ အားဖြင့်လည်းကောင်း။ ပစ္စိမေန စ၊ အားဖြင့်လည်းကောင်း။ အာယာမေန၊
 အားဖြင့်။ ယောဇနံ၊ သည်။ အဟောသိ၊ ပြီ။ ဥတ္တရေန စ၊ အားဖြင့်လည်းကောင်း။
 ဒက္ခိဏေန စ၊ အားဖြင့်လည်းကောင်း။ ဝိတ္တာရေန၊ အားဖြင့်။ အမုယောဇနံ၊ သည်။
 အဟောသိ၊ ပြီ။ အာနန္ဒ၊ နွာ။ ဓမ္မာ၊ သော။ ပေါက္ခရဏီ၊ သည်။ ဝါ၊ ကို။ ဧကာ၊
 သော။ သောဝဏ္ဏမယာ၊ သော။ ဣဋ္ဌကာ၊ လည်းကောင်း။ ဧကာ၊ သော။ ရူပိယမ
 ယာ၊ သော။ ဣဋ္ဌကာ၊ လည်းကောင်း။ ဧကာ၊ သော။ ဝေဠုရိယမယာ၊ သော။ ဣဋ္ဌ
 ကာ၊ လည်းကောင်း။ ဧကာ၊ သော။ ဖလိကမယာ၊ သော။ ဣဋ္ဌကာ၊ လည်းကောင်း။
 (ဣတိ၊ သို့။) စတုန္ဒ၊ ကုန်သော။ ဝဏ္ဏာနံ၊ တို့၏။ ဣဋ္ဌကာဟိ၊ တို့ဖြင့်။ စိတာ၊ စိအပ်
 သည်။ အဟောသိ၊ ဖြစ်ပြီ။

အာနန္ဒ၊ နွာ။ ဓမ္မာယ၊ သော။ ပေါက္ခရဏီယာ၊ ဌ။ စတုန္ဒ၊ ကုန်သော။ ဝဏ္ဏာနံ၊
 တို့၏။ စတုရိသတိ၊ သော။ သောပါဏာနိ၊ တို့သည်။ အဟောသံ၊ ကုန်ပြီ။ (စတုရိသတိ
 ယာ၊ သော။ တေသု သောပါဏေသု၊ တို့တွင်။) ဧကံ၊ သော။ သောပါဏံ၊ သည်။
 သောဝဏ္ဏမယံ၊ သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ သောပါဏံ၊ သည်။ ရူပိယမယံ၊
 သည်။ အဟောသိ၊ ပြီ။ ဧကံ၊ သော။ သောပါဏံ၊ သည်။ ဝေဠုရိယမယံ၊ သည်။
 အဟောသိ၊ ပြီ။ ဧကံ၊ သော။ သောပါဏံ၊ သည်။ ဖလိကမယံ၊ သည်။ အဟောသိ၊ ပြီ။
 သောဝဏ္ဏမယာ၊ သော။ သောပါဏာယ၊ ၏။ ထမ္ဘာ၊ တို့သည်။ သောဝဏ္ဏမယာ၊
 ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သုစိယော စ၊ စောင်းတန်းလှေခါးထစ်တို့သည်လည်း
 ကောင်း။ ဝါ၊ စောင်းတန်း လှေခါးဆံတို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ နဖူးစည်း
 သည်လည်းကောင်း။ ရူပိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ရူပိယမယာ၊ သော။
 သောပါဏာယ၊ ၏။ ထမ္ဘာ၊ တို့သည်။ ရူပိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။
 သုစိယော စ၊ တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။ သောဝဏ္ဏမ
 ယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ဝေဠုရိယမယာ၊ သော။ သောပါဏာယ၊ ၏။
 ထမ္ဘာ၊ တို့သည်။ ဝေဠုရိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သုစိယော စ၊ တို့သည်
 လည်းကောင်း။ ဥဏှိသဉ္စ၊ သည်လည်းကောင်း။ ဖလိကမယာ၊ ကုန်သည်။ အဟောသံ၊
 ကုန်ပြီ။ ဖလိကမယာ၊ သော။ သောပါဏာယ၊ ၏။ ထမ္ဘာ၊ တို့သည်။ ဖလိကမယာ၊
 ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သုစိယော စ၊ တို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်
 လည်းကောင်း။ ဝေဠုရိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။

အာနန္ဒ၊ နွာ။ ဓမ္မာ၊ သော။ ပေါက္ခရဏီ၊ သည်။ ဝါ၊ ကို။ ဧကာ၊ သော။
 သောဝဏ္ဏမယာ၊ သော။ ဝေဒိကာ၊ လည်းကောင်း။ ဧကာ၊ သော။ ရူပိယမယာ၊
 သော။ ဝေဒိကာ၊ လည်းကောင်း။ (ဣတိ၊ သို့။) ဒွိဟိ၊ ကုန်သော။ ဝေဒိကာဟိ၊ တို့ဖြင့်။
 ပရိက္ခိတ္တာ၊ သည်။ အဟောသိ၊ ပြီ။ သောဝဏ္ဏမယာယ၊ သော။ ဝေဒိကာယ၊ ၏။
 ထမ္ဘာ၊ တို့သည်။ သောဝဏ္ဏမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ သုစိယော စ၊
 ပွတ်တိုင်တို့သည်လည်းကောင်း။ ဝါ၊ ပွတ်လုံးတို့သည်လည်းကောင်း။ ဥဏှိသဉ္စ၊ သည်
 လည်းကောင်း။ ရူပိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။ ရူပိယမယာယ၊ သော။
 ဝေဒိကာယ၊ ၏။ ထမ္ဘာ၊ တို့သည်။ ရူပိယမယာ၊ ကုန်သည်။ အဟောသံ၊ ကုန်ပြီ။

သုစိယော စ၊ တို့သည်လည်းကောင်း။ ဥက္ခိသဉ္စ၊ သည်လည်းကောင်း။ သောဝဏ္ဏမယာ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။

အာနန္ဒ၊ နန္ဒာ။ ဓမ္မာ၊ သော။ ပေါက္ခရဏီ၊ သည်။ ဝါ၊ ကို။ သတ္တဟိ၊ ကုန်သော။ တာလပန္နိဟိ၊ တို့ဖြင့်။ ပရိက္ခိတ္တာ၊ သည်။ အဟောသိ၊ ပြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ သောဝဏ္ဏမယာ၊ သည်။ အဟောသိ၊ ပြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ ရူပိယမယာ၊ သည်။ အဟောသိ၊ ပြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ ဝေဠုရိယမယာ၊ သည်။ အဟောသိ၊ ပြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ ဖလိကမယာ၊ သည်။ အဟောသိ၊ ပြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ လောဟိတင်္ဂမယာ၊ သည်။ အဟောသိ၊ ပြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ မသာရဂလ္လမယာ၊ သည်။ အဟောသိ၊ ပြီ။ ကော၊ သော။ တာလပန္နိ၊ သည်။ သဗ္ဗရတနမယာ၊ သည်။ အဟောသိ၊ ပြီ။ သောဝဏ္ဏမယဿ၊ သော။ တာလဿ၊ ၏။ ခန္ဓော၊ သည်။ သောဝဏ္ဏမယော၊ ပြီးသည်။ အဟောသိ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ ရူပိယမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ရူပိယမယဿ၊ သော။ တာလဿ၊ ၏။ ခန္ဓော၊ သည်။ ရူပိယမယော၊ သည်။ အဟောသိ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ သောဝဏ္ဏမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ဝေဠုရိယမယဿ၊ သော။ တာလဿ၊ ၏။ ခန္ဓော၊ သည်။ ဝေဠုရိယမယော၊ သည်။ အဟောသိ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ ဖလိကမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ ဖလိကမယဿ၊ သော။ တာလဿ၊ ၏။ ခန္ဓော၊ သည်။ ဖလိကမယော၊ သည်။ အဟောသိ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ ဝေဠုရိယမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ လောဟိတင်္ဂမယဿ၊ သော။ တာလဿ၊ ၏။ ခန္ဓော၊ သည်။ လောဟိတင်္ဂမယော၊ သည်။ အဟောသိ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ မသာရဂလ္လမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ မသာရဂလ္လမယဿ၊ သော။ တာလဿ၊ ၏။ ခန္ဓော၊ သည်။ မသာရဂလ္လမယော၊ သည်။ အဟောသိ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ လောဟိတင်္ဂမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ သဗ္ဗရတနမယဿ၊ သော။ တာလဿ၊ ၏။ ခန္ဓော၊ သည်။ သဗ္ဗရတနမယော၊ သည်။ အဟောသိ၊ ပြီ။ ပတ္တာနိ စ၊ တို့သည်လည်းကောင်း။ ဖလာနိ စ၊ တို့သည်လည်းကောင်း။ သဗ္ဗရတနမယာနိ၊ ကုန်သည်။ အဟောသုံ၊ ကုန်ပြီ။ အာနန္ဒ၊ နန္ဒာ။ ဝါ၊ တေရိတာနံ၊ ကုန်သော။ တာသံ တာလပန္နိနံ၊ တို့၏။ သဒ္ဓေါ၊ သည်။ ဝဂ္ဂ၊ စ၊ သည်လည်းကောင်း။ ရဇနိယော စ၊ သည်လည်းကောင်း။ ခမနိယော စ၊ သည်လည်းကောင်း။ မဒနိယော စ၊ သည်လည်းကောင်း။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နန္ဒာ။ သေယျထာပိ၊ မည်သည်။ ပဉ္စဂိကဿ၊ သော။ သုဝိနိတဿ၊ သော။ သုပ္ပဋိတာဋိတဿ၊ သော။ သုကုသလေဟိ၊ တို့သည်။ သမန္နာဟတဿ၊ သော။ တူရိယဿ၊ ၏။ သဒ္ဓေါ၊ သည်။ ဝဂ္ဂ၊ စ၊ သည်လည်းကောင်း။ ရဇနိယော စ၊ သည်လည်းကောင်း။ ခမနိယော စ၊ သည်လည်းကောင်း။ မဒနိယော စ၊ သည်လည်းကောင်း။

ဟောတိ သေယျထာဝိ သို့။ အာနန္ဒ၊ နန္ဒ၊ ဝေမေဝ ခေါ၊ တူသာလျှင်။ ဝါတေရိတာ
 နံ၊ ကုန်သော။ တာသံ တာလပန္နိနံ၊ တို့၏၊ သဒ္ဓေါ၊ သည်။ ဝဂ္ဂ၊ စ၊ သည်လည်း
 ကောင်း။ ရဇနိယော စ၊ သည်လည်းကောင်း။ ခမနိယော စ၊ သည်လည်းကောင်း။ မဒနိ
 ယော စ၊ သည်လည်းကောင်း။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နန္ဒ။ တေန သမယေန၊
 မဟာသုဒဿနကြာမင်းဖြစ်ရာ ထိုအခါ၌။ ကုသာဝတိယာ၊ သော။ ရာဇဇာနိယာ၊
 ၌။ ယေ ဓုတ္တာ၊ တို့သည်လည်းကောင်း။ ဝိပါသာ၊ ကုန်သော။ ယေ သောဏှာ၊ တို့
 သည်လည်းကောင်း။ အဟောသံ၊ ကုန်ပြီ။ ဓတ ဓုတ္တာ၊ တို့သည်လည်းကောင်း။ ဓတ
 သောဏှာ၊ တို့သည်လည်းကောင်း။ ဝါတေရိတာနံ၊ ကုန်သော။ တာသံ တာလပန္နိ
 နံ၊ တို့၏၊ သဒ္ဓေန၊ ဖြင့်။ ပရိစာရေသံ၊ ကုန်ပြီ။

အာနန္ဒ၊ နန္ဒ၊ ဓမ္မေ၊ သော။ ပါသာဒေ၊ သည်။ နိဗ္ဗိတေ စ၊ ပြီးဆုံးပြီးသော်လည်း
 ကောင်း။ ဓမ္မာယ၊ သော။ ပေါက္ခရဏိယာ၊ သည်။ နိဗ္ဗိတာယ စ၊ ပြီးဆုံးပြီးသော်
 လည်းကောင်း။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ [သန္တပေတော၊ အဘိရဟိ
 တို့၌စင်၊] အာနန္ဒ၊ နန္ဒ။ တေန သမယေန၊ မဟာသုဒဿနမင်း တောထွက်ခါနီးရာ
 ထိုအခါ၌။ သမဇဏသု၊ တို့၌။ ဝါ၊ တို့တွင်။ သမဏသမ္မတာ၊ ရဟန်းဟူ၍ သမုတ်အပ်
 ကုန်သော။ ယေ-ပုဂ္ဂလာ၊ တို့သည်။ သန္တိ၊ ကုန်၏။ ဓတ ပုဂ္ဂလေ ဝါ၊ တို့ကိုသော်လည်း
 ကောင်း။ မြာဟ္မဏေသု၊ တို့၌။ ဝါ၊ တို့တွင်။ မြာဟ္မဏသမ္မတာ၊ ပုဏ္ဏားဟူ၍သမုတ်
 အပ်ကုန်သော။ ယေ-ပုဂ္ဂလာ၊ တို့သည်။ သန္တိ၊ ကုန်၏။ ဓတ ပုဂ္ဂလေ ဝါ၊ တို့ကိုသော်
 လည်းကောင်း။ သဗ္ဗကာမေဟိ၊ အလုံးစုံသော အလိုရှိအပ်သောဝတ္ထုတို့ဖြင့်။ သန္တပေ
 တော၊ ကောင်းစွာရောင့်ရဲစေပြီး၍။ ဓမ္မေ၊ သော။ ပါသာဒံ၊ သို့။ အဘိရဟိ၊ တက်ပြီ။
 ဣတိ၊ ဤကား ပဌမဘာဏဝါရအပြီးတည်း။

ပဌမဘာဏဝါရံ၊ သည်။ နိဗ္ဗိတံ၊ ရောက်ပြီ။

ဈာနသမ္ပတ္တိ

၂၆၀။ အာနန္ဒ၊ နန္ဒ။ အထ-ပစ္စာ၊ ဓမ္မအမည်ရှိသောပြာသာဒ်၊ ဓမ္မအမည်ရှိ
 သောရေကန်တို့ကို ဘန်ဆင်းပြီးရာကာလမှ နောက်၌။ မဟာသုဒဿနဿ၊ သော။
 ရညော၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊
 နည်း။ “ယေန-ကမ္မေန၊ အကြင်ကံဖြင့်။ အဟံ၊ သည်။ ဧတရဟိ၊ ဤအခါ၌။ ဝါ၊
 ယခုအခါ၌။ ဧဝံမဟိဒ္ဓိကော၊ ဤသို့ စိတ္တုပ္ပါဒ်၏အစွမ်းအားဖြင့် ရှစ်သောင်းလေး
 ထောင်သောရေကန်တို့၏ ပြီးခြင်းဟုဆိုအပ်သော ကြီးသော တန်းခိုးရှိခဲ့၏။ ဝါ၊ ဤသို့
 စိတ္တုပ္ပါဒ်၏အစွမ်းအားဖြင့် ရှစ်သောင်းလေးထောင်သောရေကန်တို့၏ ပြီးခြင်းဟုဆို
 အပ်သော ကြီးသော ပြည့်စုံသောအကျိုးရှိခဲ့၏။ ဧဝံမဟာနုဘာဝေါ၊ ဤသို့ ကြီးသော
 အာနုဘော်ရှိခဲ့၏။ ဝါ၊ ဤသို့ ကြီးကျယ်များမြတ်သော ခံစားအပ်သောအကျိုးရှိခဲ့၏။
 ဣဒံ ဖလံ၊ ဤအကျိုးသည်။ တာဒိသဿ၊ ထိုကဲ့သို့ရူအပ်သောသဘောရှိသော။ [တည့်
 စပ်သည်။] ကိဿ၊ ကမ္မဿ၊ အဘယ်ကံ၏။ ဖလံ နု ခေါ၊ အကျိုးတို့နည်း။ အယံ

ဝိပါကော၊ ဤအကျိုးသည်။ (တာဒိသဿ၊ သော။) ကိဿ၊ ကမ္မဿ၊ န။ ဝိပါကော နု ခေါ၊ အကျိုးထုံနည်း။” ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ န္ဒာ။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ မဟာသုဒဿနဿ၊ သော။ ရညော၊ အာ။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိ၊ သည်။ အဟော သိ၊ နည်း။ “ယေန-ကမ္မေန၊ ဖြင့်။ အဟံ၊ သည်။ တေရဟိ၊ ၌။ ဧဝံမဟိဒ္ဓိကော၊ ခဲ့၏။ ဧဝံမဟာနုဘာဝေါ၊ ခဲ့၏။ ဣဒံ ဖလံ၊ သည်။ (တာဒိသာနံ၊ ကုန်သော။) တိဏ္ဍံ၊ သုံး ပါးကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ ပေတည်း။ အဟံ ဝိပါကော၊ သည်။ (တာဒိ သာနံ၊ ကုန်သော။) တိဏ္ဍံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဝိပါကော၊ ပေတည်း။ ။ [ဤဝါကျ၌ “ဧဝံမဟာနုဘာဝေါတိ” ဟု မူအစောင်စောင်တွင် တိ - ဝိလျက်ရှိကြ သည်။] သေယျထိဒံ၊ အဘယ်မည်ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ အကျိုးထုံ နည်း။ သေယျထိဒံ၊ အဘယ်မည်ကုန်သော။ ကမ္မာနံ၊ တို့၏။ ဝိပါကော၊ ထုံနည်း။ ဒါနဿ၊ ပြည့်စုံသောစည်းစိမ်ဥစ္စာကို ပေးလှူကြောင်းဖြစ်သော စေတနာ၏လည်း ကောင်း။ ဒမဿ၊ မိမိကိုယ်ကို ဆုံးမကြောင်းဖြစ်သော ဥပုသ်သီလ၏လည်းကောင်း။ သံယမဿ၊ စောင့်ရှောက်ထိန်းသိမ်းအပ်သော ငါးပါးသီလ၊ ဆယ်ပါးသီလ၏လည်း ကောင်း။ (ဣတိ၊ ဤသို့။ တိဏ္ဍံ၊ ကုန်သော။ ဣမေသံ ကမ္မာနံ၊ တို့၏။ ဖလံ၊ ပေတည်း။ တိဏ္ဍံ၊ ကုန်သော။ ဣမေသံ ကမ္မာနံ၊ တို့၏။ ဝိပါကော၊ ပေတည်း။)” ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။

အာနန္ဒ၊ န္ဒာ။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ မဟာသုဒဿ နော၊ သော။ ရာဇော၊ သည်။ ယေန-ဌာနေန၊ ၌။ မဟာဝိယူဟံ၊ သော။ ကုဋ္ဌာဝါရံ၊ သည်။ အတ္ထိ၊ န။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ န။ ဥပသင်္ကမိတွာ၊ ရှိ။ မဟာ ဝိယူဟဿ၊ သော။ ကုဋ္ဌာဝါရဿ၊ န။ ဒွါရေ၊ ၌။ ဌိတော၊ လျက်။ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ပြီ။ ကိ၊ သို့။ ဥဒါနေသိ၊ နည်း။ “ကာမဝိတက္က၊ မဖွယ်မရာ အပါယ် လာမည့် ဟယ်ကာမဝိတက်။ (တွံ၊ သင်သည်။ ဝါ၊ နင်သည်။) တိဋ္ဌ၊ အဆီအနှစ် အကြည်ဖြစ်အောင် တည်ရစ်လေတော့။ ဗျာပါဒဝိတက္က၊ မဖွယ်မရာ အပါယ်လာမည့် ဟယ်ဗျာပါဒဝိတက်။ (တွံ၊ သည်။) တိဋ္ဌ၊ လေတော့။ ဝိဟိံသဝိတက္က၊ မဖွယ်မချီ အ ပါယ်ထိမည့် ဟယ်ဝိဟိံသဝိတက်။ (တွံ၊ သည်။) တိဋ္ဌ၊ လေတော့။ ကာမဝိတက္က၊ တက်။ (တယာ၊ သည်။ ဝါ၊ နင်သည်။) ဣတ္တာဝတာ၊ ဤမျှလောက်အတိုင်းအရှည်ရှိ သော တံခါးအရပ်ဖြင့်။ ဝါ၊ မှ။ နိဝတ္ထေတဗ္ဗံ၊ ပြန်နစ်ရာ၏။ ဝါ၊ ပြန်နစ်လေ တော့။ ။ [အဋ္ဌကထာမှဆောင်ရွက်စပ်သည်။] ဗျာပါဒဝိတက္က၊ တက်။ (တယာ၊ သည်။) ဣတ္တာဝတာ၊ ဖြင့်။ ဝါ၊ မှ။ (နိဝတ္ထေတဗ္ဗံ၊ ရာ၏။) ဝိဟိံသဝိတက္က၊ တက်။ (တယာ၊ သည်။) ဣတ္တာဝတာ၊ ဖြင့်။ ဝါ၊ မှ။ (နိဝတ္ထေတဗ္ဗံ၊ လေတော့။)” ဣတိ၊ သို့။ ဥဒါနေသိ၊ ပြီ။

၂၆၁။ အာနန္ဒ၊ န္ဒာ။ အထ-ပစ္စာ၊ ဥဒါန်းကြိုးရင့်ပြီးရာကာလမှ နောက်၌။ မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ မဟာဝိယူဟံ၊ သော။ ကုဋ္ဌာဝါရံ၊ သို့။ ပဝိသိတွာ၊ ရှိ။ သောဝဏ္ဏမယော၊ သော။ ပလ္လင်္ဂေ၊ ၌။ နိသိန္ဓော၊ ထိုင်လျက်။ ကာ

မေဟိ၊ တို့မှ။ ဝိဝိစ္စေဝ၊ သာလျှင်။ အကုသလေဟိ၊ ကုန်သော။ ဓမ္မေဟိ၊ တို့မှ။ ဝိဝိစ္စ
 ဝေ၊ သာသျှင်။ သဝိတက္ကံ၊ သော။ သဝိစာရံ၊ သော။ ဝိဝေကဇံ ပီတိသုခံ၊ သော။
 ပဌမံ၊ သော။ ဈာနံ၊ သို့။ ဥပသမ္ပဇ္ဇ၊ ဤ။ ဝိဟာသိ၊ ပြီ။ ဝိတက္ကဝိစာရာနံ၊ တို့၏။ ဝုပသ
 မာ၊ ကြောင့်။ အဇ္ဈတ္တံ၊ သော။ သမ္ပသာဒနံ၊ သော။ စေတသော၊ ၎င်း။ ကောဒိ
 ဘာဝံ၊ သော။ အဝိတက္ကံ၊ သော။ အဝိစာရံ၊ သော။ သမာဓိဇံ၊ သော။ ပီတိသုခံ၊
 သော။ ဒုတိယံ၊ သော။ ဈာနံ၊ သို့။ ဥပသမ္ပဇ္ဇ၊ ဤ။ ဝိဟာသိ၊ ပြီ။ ပီတိယာ၊ ၎င်း။ ဝိရာ
 ဝါ စ၊ ကြောင့်လည်းကောင်း။ တနည်း-ပီတိယာ၊ ကို။ ဝိရာဝါ စ၊ ကြောင့်
 လည်းကောင်း။ ဝိတက္ကဝိစာရာနံ၊ တို့၏။ ဝုပသမာ စ၊ ကြောင့်လည်းကောင်း။ ဥပေက္ခ
 ကော၊ သည်။ ဟုတ္တာ စ၊ လည်းကောင်း။ သတော၊ သည်။ သမ္ပဇာနော၊ သည်။
 ဟုတ္တာ စ၊ လည်းကောင်း။ ဝိဟာသိ၊ ပြီ။ သုခဉ္စ၊ ကိုလည်း။ ကာယေန၊ ဖြင့်။ ပဋိသံ
 ဝေဒေသိ၊ ပြီ။ ယံ-တတိယဈာနံ၊ ကြောင့်။ တံ-တတိယဈာနသမင်္ဂီပုဂ္ဂလံ၊ ကို။ အရိ
 ယာ၊ တို့သည်။ အာစိက္ခန္တိ၊ ကုန်၏။ ကိံ၊ သို့။ အာစိက္ခန္တိ၊ ကုန်သနည်း? “(အယံ
 ပုဂ္ဂလော၊ သည်။) ဥပေက္ခကော၊ သူပေ။ သတိမာ၊ သူပေ။ သုခဝိဟာရီ၊ သူပေ”။
 ဣတိ၊ သို့။ အာစိက္ခန္တိ၊ ကုန်၏။ တတိယံ၊ သော။ (တံ)ဈာနံ၊ သို့။ ဥပသမ္ပဇ္ဇ၊ ဤ။ ဝိဟာ
 သိ၊ ပြီ။ ပုခဗ္ဗေ၊ ဌိသာလျှင်။ သုခဿ၊ ကို။ ပဟာနာ စ၊ ကြောင့်လည်းကောင်း။
 ဒုက္ခဿ၊ ကို။ ပဟာနာ စ၊ ကြောင့်လည်းကောင်း။ သောမနဿဒေါမနဿာနံ၊
 တို့၏။ အတ္တင်္ဂမာ စ၊ ကြောင့်လည်းကောင်း။ အဒုက္ခမသုခံ၊ သော။ ဥပေက္ခာသတိ
 ပါရိသုဒ္ဓိံ၊ သော။ စတုတ္ထံ၊ သော။ ဈာနံ၊ သို့။ ဥပသမ္ပဇ္ဇ၊ ဤ။ ဝိဟာသိ၊ ပြီ။

၂၆၂။ အာနန္ဒ၊ န္ဒာ။ အထ-ပစ္စာ၊ စတုတ္ထဈာန်ကို ဝင်စားပြီးရာကာလမှ
 နောက်၌။ မဟာသုဒဿနော၊ သော။ ရာဇာ၊ သည်။ မဟာဝိယူဟာ၊ သော။ ကုဋာ
 ဝါရာ၊ မှ။ နိက္ခဒိတ္တာ၊ ဤ။ သောဝဏ္ဏမယံ၊ သော။ ကုဋာဝါရံ၊ သို့။ ပဝိသိတ္တာ၊ ဤ။
 ရူပိယမဇယ၊ သော။ ပညကေ၊ ဌ။ နိသိန္ဒော၊ လျက်။ မေတ္တာသဟဂတေန၊ မေတ္တာ
 နှင့်တကွဖြစ်သော။ စေတသာ၊ ဖြင့်။ ဧကံ၊ တစ်ခုသော။ ဒိသံ၊ အရပ်မျက်နှာကို။
 ဝါ၊ အရပ်မျက်နှာ၌ရှိသော သတ္တဝါအပေါင်းကို။ ဖရိတ္တာ၊ ဖြန့်၍။ ဝါ၊ ပျံ့နှံ့စေ၍။
 ဝိဟာသိ၊ နေပြီ။ တထာ၊ တူ။ မေတ္တာသဟဂတေန၊ သော။ စေတသာ၊ ဖြင့်။ ဒုတိ
 ယံ၊ သော။ ဒိသံ၊ ကို။ ဖရိတ္တာ၊ ဤ။ ဝါ၊ ဤ။ ဝိဟာသိ၊ ပြီ။ တထာ၊ တူ။ မေတ္တာ
 သဟဂတေန၊ သော။ စေတသာ၊ ဖြင့်။ တတိယံ၊ သော။ ဒိသံ၊ ကို။ ဖရိတ္တာ၊ ဤ။ ဝါ၊ ဤ။
 ဝိဟာသိ၊ ပြီ။ တထာ၊ တူ။ မေတ္တာသဟဂတေန၊ သော။ စေတသာ၊ ဖြင့်။ စတုတ္ထံ၊
 သော။ ဒိသံ၊ ကို။ ဖရိတ္တာ၊ ဤ။ ဝါ၊ ဤ။ ဝိဟာသိ၊ ပြီ။ ဣတိ၊ ဤသို့။ ဝါ၊ ဤသို့အင်ခွဲ
 ပြီးသောနည်းဖြင့်။ ဝါ၊ ဤနည်းအတူ။ မေတ္တာသဟဂတေန၊ သော။ စေတသာ၊
 ဖြင့်။ ဥဒ္ဓံ၊ ကို။ ဖရိတ္တာ၊ ဤ။ ဝိဟာသိ၊ ပြီ။ ဣတိ၊ တူ။ မေတ္တာသဟဂတေန၊ သော။
 စေတသာ၊ ဖြင့်။ အခေ၊ ကို။ ဖရိတ္တာ၊ ဤ။ ဝိဟာသိ၊ ပြီ။ ဣတိ၊ တူ။ မေတ္တာသဟဂ
 တေန၊ သော။ စေတသာ၊ ဖြင့်။ တိရိယံ၊ ဖိလာအရပ်ကို။ ဖရိတ္တာ၊ ဤ။ ဝိဟာသိ၊ ပြီ။
 (ဣတိ၊ သို့။ ဝါ၊ ဖြင့်။) သဗ္ဗမိ၊ အလုံးစုံသောအရပ်မျက်နှာတို့၌။ သဗ္ဗတ္တတယ၊ အလုံး
 စုံသောစိတ်ရှိသည်၏ အဖြစ်ဖြင့်။ ဝါ၊ အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူမျှသည်၏
 အဖြစ်ဖြင့်။ သဗ္ဗာဝန္တံ၊ အလုံးစုံသောစိတ်ရှိသော။ လောကံ၊ ကို။ မေတ္တာသဟဂတေန၊

သော။ စေတသာ၊ ဖြင့်။ ဝိပုလေန၊ ပြန်ပြောသော။ မဟဂ္ဂတေန၊ မြတ်သည်၏အ
 ဖြစ်သို့ရောက်သော။ အပ္ပမာဏေန၊ အတိုင်းအရှည်မရှိသော။ ဝါ၊ ကြီးပွားသော
 အတိုင်းအရှည်ရှိသော။ အဝေရေန၊ ဒေါသရန်မရှိသော။ အဗျာပဇ္ဇေန၊ ဟိတသုခ
 ကိုဖျက်ဆီးတတ်သော ဒေါသမရှိသော။ စေတသာ၊ ဖြင့်။ ဖရိတွာ၊ ရှိ။ ဝိဟာသိ၊
 ပြီး။ ကံရုဏာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟာသိ၊ တထာ ဒုတိယံ။
 တထာ တတိယံ ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တတာယ
 သဗ္ဗာဝန္တံ လောကံ ကရုဏာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပ
 မာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟာသိ။ မုဒိတာသဟဂတေန စေ
 တသာ။ ပ။ ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟာသိ။ တထာ
 ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တ
 တာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂ
 တေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟာသိ။

စတုရာသီတိနဂရသဟဿာဒိ

၂၆၃။ အာနန္ဒ၊ န္ဒာ။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ ကုသာဝတီ
 ရာဇမာနိပ္ပမုခါနိ၊ ကုသာဝတီမင်းနေပြည်ဟူသောအမှူးရှိကုန်သော။ ဝါ၊ အမှူးဖြစ်သော
 ကုသာဝတီမင်းနေပြည် ရှိကုန်သော။ ဝါ၊ ပြင်ခန်းသော ကုသာဝတီ မင်းနေပြည်ရှိကုန်
 သော။ စတုရာသီတိနဂရသဟဿာနိ၊ ရှစ်သောင်း လေးထောင်သော မြို့တို့သည်။
 အဟေသံ၊ ကုန်ပြီ။ ဓမ္မပါသာဒပ္ပမုခါနိ၊ ဓမ္မပြာသာဒ်ဟူသော အကြီးအမှူးရှိကုန်
 သော။ စတုရာသီတိပါသာဒသဟဿာနိ၊ တို့သည်။ အဟေသံ၊ ကုန်ပြီ။ မဟာဝိယူ
 ဟကုဋ္ဌာဂါရပ္ပမုခါနိ၊ အကြီးအမှူးဖြစ်သော မဟာဝိယူဟအမည်ရှိသော စုလစ်မွန်း
 ချွန်အထွဋ်ရှိသော ဘုံဆောင်ပြာသာဒ် ရှိကုန်သော။ စတုရာသီတိ ကုဋ္ဌာဂါရသ
 ဟဿာနိ၊ တို့သည်။ အဟေသံ၊ ကုန်ပြီ။ သောဝဏ္ဏမယာနိ၊ ရွှေဖြင့်ပြီးသည်လည်း
 ဖြစ်ကုန်သော။ ရူပိယမယာနိ၊ ကုန်သော။ ဒန္တမယာနိ၊ ကုန်သော။ သာရယော
 နိ၊ ကုန်သော။ ဂေါနကတ္ထတာနိ၊ လက်လေးသစ်ထက်လွန်သော အမွှေးရှိသော
 ကော်ဇောကြီးဖြင့် ခင်းအပ်သည်လည်းဖြစ်ကုန်သော။ ပဋိကတ္ထတာနိ၊ ဖြူသောအ
 ဆင်းရှိသော သားမွှေးအခင်းဖြင့် ခင်းအပ်သည်လည်းဖြစ်ကုန်သော။ ပဋုလိကတ္ထ
 တာနိ၊ တခဲနက်ပန်းပြောက်ရှိသော နိသောသားမွှေးအခင်းဖြင့် ခင်းအပ်သည်လည်း
 ဖြစ်ကုန်သော။ ကဒလိမိဂပဝရပစ္စတ္တရဏာနိ၊ ဝံပိုင်ချေဖြင့်ပြီးသော မြတ်သောအပေါ်
 လွှမ်းအခင်း ရှိသည်လည်းဖြစ်ကုန်သော။ သဥတ္တရစ္ဆဒါနိ၊ အထက်၌ ကျက်အပ်သော
 မိတာန်နီနှင့်လည်း တကွဖြစ်ကုန်သော။ ဥဘတောလောဟိတကူပဓာနာနိ၊ မြေ
 ရင်း၊ ခေါင်းရင်းအားဖြင့် နှစ်ပါးသောအရပ်တို့၌ နှစ်ပါးသော နိမြန်းသော အုံးရှိ
 သည်လည်းဖြစ်ကုန်သော။ စတုရာသီတိဝလ္လကံသဟဿာနိ၊ တို့သည်။ အဟေသံ၊
 ကုန်ပြီ။ သောဝဏ္ဏာလင်္ကာရာနိ၊ ရွှေတန်းဆာ ရှိသည်လည်းဖြစ်ကုန်သော။ သော
 ဝဏ္ဏခံဇာနိ၊ ရွှေတမ်းခွန်ရှိသည်လည်း ဖြစ်ကုန်သော။ ဟေမဇာလပုဋိစ္ဆန္ဒာနိ၊ ရွှေဇာ

တို့ဖြင့် ဖုံးလွှမ်းအပ်သည်လည်း ဖြစ်ကုန်သော။ ဥပေါသထနာဂရာဇပုဗ္ဗမုခါနိ၊ ပြဇာနီး
 သော ဥပေါသထဆင်မင်းရှိကုန်သော။ စတုရာသီတိ နာဂသဟဿာနိ၊ တို့သည်။
 အဟောသုံ၊ ကုန်ပြီ။ သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။ သောဝဏ္ဏဇာနိ၊ ကုန်
 သော။ ဟေမဇာလပုဋိစ္ဆန္တာနိ၊ ကုန်သော။ ဝလာဟကအဿရာဇပုဗ္ဗမုခါနိ၊ ဝလာ
 ဟကမြင်းမင်းဟူသော အကြီးအမှူးရှိကုန်သော။ စတုရာသီတိ အဿသဟဿာနိ၊
 တို့သည်။ အဟောသုံ၊ ကုန်ပြီ။ သီဟစမ္ပပရိဝါရာနိ၊ ခြင်္သေ့ ရေအခြံအရံ ရှိသည်လည်း
 ဖြစ်ကုန်သော။ ဝါ၊ ခြင်္သေ့ ရေဖြင့် ခြံရံအပ်သည်လည်းဖြစ်ကုန်သော။ ဗျဉ္ဇစမ္ပပရိဝါ
 ရာနိ၊ ကျားရေ အခြံအရံရှိသည်လည်း ဖြစ်ကုန်သော။ ဒီပိစမ္ပပရိဝါရာနိ၊ သစ်ရေ
 ဖြင့် ခြံရံအပ်သည်လည်းဖြစ်ကုန်သော။ ပဏ္ဍုကမ္မလပရိဝါရာနိ၊ ပဏ္ဍုကမ္မလာအခြံ
 အရံရှိသည်လည်းဖြစ်ကုန်သော။ သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။ သောဝဏ္ဏဇ
 ဇာနိ၊ ကုန်သော။ ဟေမဇာလပုဋိစ္ဆန္တာနိ၊ ကုန်သော။ ဝေဇယန္တရထပုဗ္ဗမုခါနိ၊
 အကြီးအမှူးဖြစ်သော ဝေဇယန္တာရထားရှိကုန်သော။ စတုရာသီတိ ရထသဟဿာ
 နိ၊ တို့သည်။ အဟောသုံ၊ ကုန်ပြီ။ မဏိရတနပုဗ္ဗမုခါနိ၊ ပြဇာနီးသော ပတ္တမြားရတနာ
 ရှိကုန်သော။ စတုရာသီတိမဏိသဟဿာနိ၊ တို့သည်။ အဟောသုံ၊ ကုန်ပြီ။ သုဘဒ္ဒါ
 ဒေဝိပုဗ္ဗမုခါနိ၊ သုဘဒ္ဒါမိဖုရားဟူသော အကြီးအမှူးရှိကုန်သော။ စတုရာသီတိဗုတ္တိ
 သဟဿာနိ၊ တို့သည်။ အဟောသုံ၊ ကုန်ပြီ။ ဂဟပတိရတနပုဗ္ဗမုခါနိ၊ ပြဇာနီးသော
 အိန္ဒြင်သုကြွယ် ရတနာရှိကုန်သော။ စတုရာသီတိဂဟပတိသဟဿာနိ၊ ရှစ်သောင်း
 လေးထောင်သော အိန္ဒြင်သုကြွယ်ရတနာတို့သည်။ အဟောသုံ၊ ကုန်ပြီ။ အနုယန္တာ
 နိ၊ မိမိနောက်သို့ အစဉ်လိုက်တတ်ကြကုန်သော။ ပရိဏာယကရတနပုဗ္ဗမုခါနိ၊
 အကြီးအမှူး ဖြစ်သော သားကြီးရတနာရှိကုန်သော။ စတုရာသီတိ ခတ္တိယသ
 ဟဿာနိ၊ တို့သည်။ အဟောသုံ၊ ကုန်ပြီ။ ဒုဟသန္ဓနာနိ၊ ညစ်အပ်သည်ဖြစ်၍ ယိုစီး
 တတ်သော နို့ရည်ရှိကုန်သော။ ကံသုပဓာရဏာနိ၊ ရွှေခွက်၊ ငွေခွက်ဟူသော
 အခံရှိကုန်သော။ ဝါ၊ ရွှေခွက်၊ ငွေခွက်တို့ဖြင့် ဆောင်ယူအပ်ကုန်သော။ စတုရာသီတိ
 ခေနသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော နွားမတို့သည်။ အဟောသုံ၊ ကုန်ပြီ။
 ခေါမသုခုမာနံ၊ နူးညံ့သိမ်မွေ့သော ခေါမချည်တို့၏လည်းကောင်း။ ကပ္ပါသိက
 သုခုမာနံ၊ နူးညံ့သိမ်မွေ့သော ဝါချည်တို့၏လည်းကောင်း။ ကောသေယျသုခုမာနံ၊
 နူးညံ့သိမ်မွေ့သော ပိုးချည်တို့၏လည်းကောင်း။ ကမ္မလသုခုမာနံ၊ နူးညံ့သိမ်မွေ့
 သော ကမ္မလာတို့၏ လည်းကောင်း။ စတုရာသီတိ ဝတ္ထကောဋိသဟဿာနိ၊
 ရှစ်သောင်း လေးထောင်သော အဝတ်တို့၏ အစုံတို့သည်။ အဟောသုံ၊ ကုန်ပြီ။
 အာနန္ဒ၊ နွာ။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ စတုရာသီတိထာလိ
 ပါကသဟဿာနိ၊ ရှစ်ထောင်လေးထောင်သော ထမင်းချက်အိုးတို့သည်။ အဟောသုံ၊
 ကုန်ပြီ။ သာယံ ပါတံ၊ ညဉ့်၊ နံနက်။ ဘတ္တာဘိဟာရော၊ ရှေးရှုဆောင်အပ်သော
 ထမင်းကို။ အဘိဟရိယိတ္ထ၊ ရှေးရှုဆောင်အပ်ပြီ။

၉၂၆၄။ အာနန္ဒ၊ နွာ။ ဘေန ခေါပန သမယေန၊ မဟာသုဒဿန စကြာမင်း၏
 ဝုန်းကျောင်း၌နေရာ ထိုအခါ၌။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ စတု
 ရာသီတိနာဂသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ဆင်တို့သည်။ သာယံ

ပါတံ၊ ညဉ့်၊ နံနက်။ ဥပဋ္ဌာနံ၊ ဆည်းကပ်စားရာအရပ်သို့။ ဝါ၊ ဆည်းကပ်စားခြင်းငှါ။ အာဂစ္ဆန္တိ၊ ကုန်၏။ အာနန္ဒ၊ နွှာ။ အထ-တသ္မိံ ကာလေ၊ ရှစ်သောင်းလေးထောင်သော ဆင်တို့၏ ဆည်းကပ်စားရာအရပ်သို့ လာကြရာ ထိုအခါ၌။ ဟောသုဒဿနဿ၊ သော။ ရညော၊ အား။ ဧတံ-ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သို့။ အဟောသိ၊ နည်း?။ “မေ၊ အား။ ဣမာနိ စတုရာသီတိ နာဂသဟဿာနိ၊ တို့သည်။ [ဣမာနိ နောင်ရှိ ခေါ်-သဒ္ဒါကား နိပါတ်မျှသာ။] သာယံ ပါတံ၊ နက်။ ဥပဋ္ဌာနံ၊ သို့။ ဝါ၊ ငှါ။ အာဂစ္ဆန္တိ၊ ကုန်၏။ ယန္တု၊ နှိုး။ ဝဿသတဿ၊ ဝဿသတဿ၊ အနှစ်တရာ၏ အနှစ်တရာ၏။ အစ္စယေန၊ လွန်ရာအခါ၌။ ဝါ၊ လွန်ခြင်းကြောင့်။ ဒွေစတ္တာလီသံ ဒွေစတ္တာလီသံ နာဂသဟဿာနိ၊ လေးသောင်း နှစ်ထောင်စီ လေးသောင်းနှစ်ထောင်စီသော ဆင်တို့သည်။ သကိံ သကိံ၊ တစ်ကြိမ် တစ်ကြိမ်။ ဥပဋ္ဌာနံ၊ သို့။ ဝါ၊ ငှါ။ အာဂစ္ဆန္တိ၊ လာကြပါကုန်မူကား။ (သာဓု၊ သည်။ အဿဝတ၊ ကား။) ” ဣတိ-ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ နွှာ။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ ပရိဏာယကရတနံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “သမ္ပပရိဏာယကရတန၊ ချစ်သား သားကြီးရတနာ။ မေ၊ အား။ ဣမာနိ စတုရာသီတိ နာဂသဟဿာနိ၊ တို့သည်။ သာယံ ပါတံ၊ နက်။ ဥပဋ္ဌာနံ၊ သို့။ ဝါ၊ ငှါ။ အာဂစ္ဆန္တိ၊ ကုန်၏။ သမ္ပပရိဏာယကရတန၊ နာ။ (အဟံ၊ သည်။) တေနဟိ၊ တိုက်တွန်းတော်မူ၏။ ဝဿသတဿ၊ ဝဿသတဿ၊ ၏။ အစ္စယေန၊ ၌။ ဝါ၊ ကြောင့်။ ဒွေစတ္တာလီသံ ဒွေစတ္တာလီသံ နာဂသဟဿာနိ၊ တို့သည်။ သကိံ သကိံ၊ ကြိမ်။ ဥပဋ္ဌာနံ၊ ငှါ။ အာဂစ္ဆန္တိ၊ လာကြစေကုန်လော့”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ အာနန္ဒ၊ နွှာ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ မဟာသုဒဿန စကြာမင်းက ပြောဆိုအပ်သည်ရှိသော်။) ပရိဏာယကရတနံ၊ သည်။ “ဒေဝ၊ မြတ်။ ဧဝံ၊ ပြီ”။ ဣတိ ခေါ်၊ သာလျှင်၊ မဟာသုဒဿနဿ သော။ ရညော၊ အား။ ပစ္စသောသိ၊ ပြီ။ အာနန္ဒ၊ နွှာ။ အထ-ပစ္စာ၊ ဝန်ခံပြီးရာ ကာလမှနောက်၌။ မဟာသုဒဿနဿ၊ သော။ ရညော၊ အား။ အပရေန၊ သော။ သမယေန၊ အခါ၌။ ဝဿသတဿ၊ ဝဿသတဿ၊ ၏။ အစ္စယေန၊ ၌။ ဝါ၊ ကြောင့်။ ဒွေစတ္တာလီသံ ဒွေစတ္တာလီသံ နာဂသဟဿာနိ၊ တို့သည်။ သကိံ သကိံ၊ ကြိမ်။ ဥပဋ္ဌာနံ၊ သို့။ အာဂမိသု၊ ကုန်ပြီ။

သုဘဒ္ဒါဒေဝိဥပသင်္ကမန

၂၆၅။ အာနန္ဒ၊ နွှာ။ အထ-တသ္မိံ ကာလေ၊ မဟာသုဒဿန စကြာမင်း၏ အနှစ်ရှစ်သောင်း လေးထောင် ဈာန်ကျောင်းဝယ် နေတော်မူရာ ထိုအခါ၌။ သုဘဒ္ဒါယ၊ သော။ ဒေဝိယာ၊ အား။ ဗဟူနံ၊ များစွာကုန်သော။ ဝဿာနံ၊ နှစ်တို့၏ လည်းကောင်း။ ဗဟူနံ၊ ကုန်သော။ ဝဿသဟဿာနံ၊ နှစ်တို့၏ အထောင်တို့၏ လည်းကောင်း။ ဝါ၊ အထောင်သောနှစ်တို့၏ လည်းကောင်း။ အစ္စယေန၊ ၌။ ဝါ၊ ကြောင့်။ ဧတံ- ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

ကို သည်။ အဟောသိ၊ နည်း?။ “မေ၊ သည်။ မဟာသုဒဿသနော၊ သော၊ ရာဇာ၊ ကို။ စိရံ၊ ကြာမြင့်စွာသောကာလ၌။ ဝါ၊ ကြာမြင့်စွာသော ကာလက။ ဒိဋ္ဌော၊ ဖူးမြင်အပ်ပြီ။ [ခေါ-သဒ္ဓါ နိပါတ်မျှသာ။] အဟံ၊ သည်။ မဟာ သုဒဿနံ၊ သော။ ရာဇာနံ၊ ကို။ ဝါ၊ သို့။ ဒဿနာယ၊ ကြည့်ရှုဖူးမြင်ခြင်းငှါ။ ဥပသင်္ကမေယံ၊ ချဉ်းကပ်ရပါမူကား။ ယန္တု၊ န၊ စ”။ ဣတိ- ဧဝံ ပရိဝိတက္ကနံ သည်။ အဟောသိ၊ ပြီ။ အာနန္ဒ၊ န္ဓာ။ အထ-ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ သုဘဒ္ဓါ၊ သော။ ဒေဝိ၊ သည်။ ဣတ္တာဂါရံ၊ မင်းမောင်းမအပေါင်းကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “တုမှေ၊ တို့သည်။ ဧထ၊ ကုန်လော့။ သီသာနိ၊ ဦးခေါင်းတို့ကို။ နာယထ၊ ဆေးလျော်ကြကုန်လော့။ ပိတာနိ၊ ရွှေကုန်သော။ ဝတ္ထာနိ၊ တို့ကို။ ပါရုပထ၊ ရုံကြကုန်လော့။ နော၊ တို့သည်။ မဟာ သုဒဿနော၊ သော။ ရာဇာ၊ ကို။ စိရံ၊ ၌။ ဒိဋ္ဌော၊ ပြီ။ (မယံ၊ တို့သည်။) မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ ကို။ ဝါ၊ သို့။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိဿာမ၊ ကုန်စို့။” ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ အာနန္ဒ၊ န္ဓာ။ (ဧဝံ၊ သို့။ ဝုတ္ထော၊ သုဘဒ္ဓါမိဖုရားက ပြောဆိုအပ်သည် ရှိသော်။) ဣတ္တာဂါရံ၊ သည်။ “အယျေ၊ အရှင်မ။ ဧဝံ၊ ပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ သုဘဒ္ဓါယ၊ သော။ ဒေဝိယာ၊ ၏။ (ဝစနံ၊ ကို။) ပဋိဿုတွာ၊ ပြီး၍။ သီသာနိ၊ တို့ကို။ နာယိတွာ၊ ပြီး၍။ ပိတာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ ပါရုပိတွာ၊ ပြီး၍။ ယေန-ဌာနေန၊ ၌။ သုဘဒ္ဓါ၊ သော။ ဒေဝိ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။ အာနန္ဒ၊ န္ဓာ။ အထ-တသ္မိံ ကာလေ၊ မင်းမောင်းမတို့ ဆိုက် ရောက်လာကြရာ ထိုအခါ၌။ သုဘဒ္ဓါ၊ သော။ ဒေဝိ၊ သည်။ ပရိဏာယကရတနံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “သမ္မ ပရိဏာယက ရတန၊ ချစ်သား သားကြီးရတနာ။ (တွံ၊ သည်။) စတုရဂီနိံ၊ ဆင်၊ မြင်း၊ ရထား၊ ခြေသည်အားဖြင့် လေးပါးသောအင်္ဂါရှိသော။ သေနံ၊ စစ်သည်ကို။ ကပ္ပေဟိ၊ ပြုစီရင် လော့။ နော၊ တို့သည်။ မဟာသုဒဿနော၊ သော။ ရာဇာ၊ ကို။ စိရံ၊ ၌။ ဒိဋ္ဌော၊ ပြီ။ (မယံ၊ တို့သည်။) မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ ကို။ ဝါ၊ သို့။ ဒဿနာယ၊ ငှါ။ ဥပ သင်္ကမိဿာမ၊ ကုန်စို့။” ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ အာနန္ဒ၊ န္ဓာ။ (ဧဝံ၊ သို့။ ဝုတ္ထော၊ သော်။) ပရိဏာယကရတနံ၊ သည်။ “ဒေဝိ၊ မယ်တော်။ ဧဝံ၊ ပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ သုဘဒ္ဓါယ၊ သော။ ဒေဝိယာ၊ မိဖုရား၏စကားကို။ ပဋိဿုတွာ၊ ပြီး၍။ စတုရဂီနိံ၊ သော။ သေနံ၊ ကို။ ကပ္ပိပေတွာ၊ ပြုစီရင်စေပြီး၍။ သုဘဒ္ဓါယ၊ သော။ ဒေဝိယာ၊ အား။ ပဝေဒေသိ၊ သိစေပြီ။ ဝါ၊ သံတော်ဦးတင်ပြီ။ ကိံ၊ သို့။ ပဋိဝေဒေသိ၊ နည်း?။ “ဒေဝိ၊ မယ်တော်။ စတုရဂီနိံ၊ သော။ သေနာ၊ ကို။ ကပ္ပိတာ၊ ပြုစီရင်အပ်ပါပြီ။ [ခေါ-သဒ္ဓါ နိပါတ်မျှသာ။] ဒါနိ၊ ၌။ (တွံ၊ သည်း။) ယဿ-ဂမန သာ၊ ၏။ ကာလံ၊ ကို။ မညသိ၊ မူပါ၏။ (တဿ ဂမနဿ၊ ၏။ ကာလံ၊ ကို။ ကရော ဟိ၊ မူပါလော့။)” ဣတိ၊ သို့။ ပဋိဝေဒေသိ၊ ပြီ။ အာနန္ဒ၊ န္ဓာ။ အထ-တသ္မိံ ကာလေ၊ သားကြီးရတနက သံတော်ဦးတင်ရာ ထိုအခါ၌။ သုဘဒ္ဓါ၊ သော။ ဒေဝိ၊ သည်။ စတု ရဂီနိယာ၊ သော။ သေနာယ၊ ဖြင့်။ ဣတ္တာဂါရေန၊ နှင့်။ သဒ္ဓိံ၊ တက္က။ ယေန-ဌာနေ န၊ ၌။ ဓမ္မော၊ သော။ ပါသာဒေါ၊ သည်။ အတ္ထိ၊ ၏။ တေန-ဌာနေန၊ သို့။ ဥပသင်္က



မိ၊ ၎်။ ဥပသင်္ဂဟိတော၊ ဤ၊ ဓမ္မံ၊ သော။ ပါသဒ္ဓံ၊ သို့။ အဘိရူပိတော၊ ဤ၊ ယေန
 ဌာနေန၊ ဌံ။ မဟာဝိယူဟံ၊ သော။ ကုဋ္ဌာဂါရံ၊ သည်။ အတ္ထိ၊ ၎်။ တေန-ဌာနေန၊
 သို့။ ဥပသင်္ဂဟိ၊ ၎်။ ဥပသင်္ဂဟိတော၊ ဤ။ မဟာဝိယူဟဿ၊ သော။ ကုဋ္ဌာဂါရဿ၊
 ၎်။ ဒွါရဗဟံ၊ တံခါးပေါင်ကို။ အာလမ္ဘိတော၊ ဆွဲကိုင်၍။ အဋ္ဌာသိ၊ ရပ်တည်ပြီ။
 အာနန္ဒ၊ န္ဓာ။ အထ-တသ္မိံ ကာလော၊ သုဘဒ္ဒါမိဖုရား၏ ဆိုက်ရောက်လာရာ ထိုအခါ၌။
 မဟာသုဒ္ဓယနော၊ သော။ ရာဇာ၊ သည်။ သဒ္ဓံ၊ ကို။ သုတော၊ ဤ။ ဝါ၊ သော်။
 ဝါ၊ ကြောင့်။ “(ကာရဏံ၊ သည်။) ကိံ န ခေါ၊နည်း။ (အယံ သဒ္ဓေါ၊သည်။) မဟ
 တော၊ များစွာသော။ ဇနကာယဿ၊ လူအပေါင်း၏။ သဒ္ဓေါ ဝိယ၊ အသံနှင့်တူခဲ့
 ၎်။ တနည်း-ကိံ၊ အဘယ်ကြောင့်။ မဟတော၊ သော။ ဇနကာယဿ၊ ၎်။
 သဒ္ဓေါ ဝိယ၊ အသံကဲ့သို့။ ဟောတိ န ခေါ၊ ဖြစ်ရသတဲနည်း”။ ဣတိ မနသိကတော၊
 ဤ။ မဟာဝိယူဟာ၊ သော။ ကုဋ္ဌာဂါရာ၊ မှ။ နိက္ခမန္တော၊ ထွက်သည်ရှိသော်။
 သုဘဒ္ဓံ၊ သော။ ဒေဝိံ၊ ကို။ ဒွါရဗဟံ၊ တံခါးပေါင်ကို။ အာလမ္ဘိတော၊ ဆွဲကိုင်၍။
 ဌိတံ၊ ရပ်တည်သည်ကို။ အဋ္ဌသာ၊ မြင်ရပြီ။ တနည်း-ဒွါရဗဟံ၊ ကို။ အာလမ္ဘိ
 တော၊ ဤ။ ဌိတံ၊ သော။ သုဘဒ္ဓံ၊ သော။ ဒေဝိံ၊ ကို။ အဋ္ဌသာ၊ ပြီ။ ဒွါရဗဟံကို။
 အာလမ္ဘိတော၊ ဤ။ ဌိတံ၊ သော။ သုဘဒ္ဓံ၊ သော။ ဒေဝိံ၊ ကို။ [လိုက်စင်သည်။] ဒိသ္မာ
 န၊ မြင်ရ၍။ ဝါ၊ သော်။ သုဘဒ္ဓံ၊ သော။ ဒေဝိံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။
 ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဒေဝိ၊ မိဖုရား။ တံ၊ သည်။ ဧတ္ထေဝ-ဧတသ္မိံ ဧဝ
 ဌာနေ၊ ဤတံခါးပေါင်အရပ်၌သာလျှင်။ တိဋ္ဌ၊ တည်သော။ မာ ပါဝိသိ၊ အတွင်းသို့
 မဝင်လင့်။” ဣတိ၊ သို့။ အဝေါစ၊ ပြီ။ အာနန္ဒ၊ န္ဓာ။ အထ-တသ္မိံ ကာလော၊ သုဘဒ္ဒါ
 မိဖုရားကို တွေ့မြင်ရာ ထိုအခါ၌။ မဟာသုဒ္ဓယနော၊ သော။ ရာဇာ၊ သည်။ အညတရံ၊
 သော။ ပုရိသံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “အမ္ဘော
 ပုရိသ၊ အမောင်ယောက်ျား။ တံ၊ သည်။ ဧဟိ၊ သွားထဲ ချေ။ (ဝန္တော၊ ဤ။) မဟာဝိယူ
 ဟာ၊ သော။ ကုဋ္ဌာဂါရာ၊ မှ။ သောဝဏ္ဏံမယံ၊ သော။ ပလ္လင်္ကံ၊ ကို။ နိဟရိတော၊ ဤ။
 သဗ္ဗသောဝဏ္ဏံမယေ၊ သော။ တာလဝနေ၊ ဌံ။ ပညပေဟိ၊ လော့”။ ဣတိ၊ သို့။
 အာမန္တေသိ၊ ပြီ။ အာနန္ဒ၊ န္ဓာ။ (ဧဝံ၊ သို့။ ဝုတ္တော၊ မဟာသုဒ္ဓယန စကြာမင်းက
 ပြောဆိုအပ်သည်ရှိသော်။) သော ပုရိသော၊ သည်။ “ဒေဝ၊ မြတ်။ ဧဝံ၊ ပါပြီ။” ဣတိ
 ခေါ၊ သို့သာလျှင်။ မဟာသုဒ္ဓယနဿ၊ သော။ ရညော၊ ၎်။ (ဝစနံ၊ ကို။) ပဋိသု
 တော၊ ပြီး၍။ မဟာဝိယူဟာ၊ သော။ ကုဋ္ဌာဂါရာ၊ မှ။ သောဝဏ္ဏံမယံ၊ သော။ ပလ္လင်္ကံ။
 ကို။ နိဟရိတော၊ ဤ။ သဗ္ဗသောဝဏ္ဏံမယေ၊ သော။ တာလဝနေ၊ ဌံ။ ပညပေသိ၊ ပြီ။
 အာနန္ဒ၊ န္ဓာ။ အထ-ပဏ္ဍာ၊ ခင်းစေပြီးရာကာလမှ နောက်၌။ မဟာသုဒ္ဓယနော၊
 သော။ ရာဇာ၊ သည်။ သတော၊ သည်။ သမ္ပဇာနော၊ သည်။ (ဟုတော၊ ဤ။) ပါဒေ
 ဌံ။ ပါဒံ၊ ကို။ အစ္စာဓာယ၊ ဤ။ ဒတ္တိဏေန၊ သော။ ပဿေန၊ ဖြင့်။ သီဟသေယံ၊ ကို။
 ကပ္ပေသိ၊ ပြီပြီ။

၂၆၆။ အာနန္ဒ၊ န္ဓာ။ အထ-တသ္မိံ ကာလော၊ မဟာသုဒ္ဓယနစကြာမင်း၏ ခြတ်
 သောဒေဝိခြင်းကိုမြဲရာ ထိုအခါ၌။ သုဘဒ္ဒါယ၊ သော။ ဒေဝိယာ၊ အား။ ဧတံ-ပရိဝိ
 တက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ “မဟာသုဒ္ဓယ

နဿ၊ သော။ ရညော၊ ဣ။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့သည်။ ဝိပဿန္တုနိ ခေါ၊ အထူးသဖြင့် ကြည်လင်ကုန်သည်သာ။ ဆဝိဝဇ္ဈော၊ အရေအဆင်းသည်။ ပရိသုဒ္ဓေါ ခေါ၊ ထက်ဝန်းကျင်မှ သန့်ရှင်းစင်ကြယ်သည်သာ။ ပရိယောဒါတော ခေါ၊ ထက်ဝန်းကျင်မှ မြှစင်သည်သာ။ [ခေါ-သဒ္ဓါ လိုက်ယှဉ်၍ ယောဒနာသည်။] မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ ကာလံ၊ အယုတ်ဘိုး။ ပါ၊ နတ်ရွာစံခြင်းကို။ မာ ဟေဝ အကာသိ၊ မပြုပါစေလင့်။ ဣတိ-ဧတံ ပရိဝိတက္ကံနံ၊ သည်။ အဟောသိ၊ ပြီ။ ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ၍။ [ရှေ့နောက်ဆက်မိအောင် ထည့်စပ်သည်။] မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ သံတော်ဦးတင်ပြီး ကိ၊ သို့။ အဝေါစ၊ နည်း။

“ဒေဝ၊ မြတ်။ ကုသာဝတီရာဇောနိပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ နဂရသဟဿာနိ၊ တို့သည်။ တေ၊ ဣ။ သန္တကာနိ၊ ဥစ္စာတို့ပါတည်း။ [ထည့်စပ်သည်။] ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ နဂရသဟဿေသု၊ တို့၌။ ဆန္တံ၊ ကို။ ဇနေဟိ၊ မြစ်ခေတော်မူပါလော့။ ဇိဝိတေ၊ ဇိဝိတိန္ဒြေ။ ဝါ၊ အသက်၌။ အပေက္ခံ၊ ရှုငဲ့ကြောင်းဖြစ်သောတဏှာကို။ ကရောဟိ၊ ပြုတော်မူပါလော့။ ဒေဝ၊ မြတ်။ ဓမ္မပါသာဒပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ပါသာဒသဟဿာနိ၊ တို့သည်။ တေ၊ ဣ။ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ ပါသာဒသဟဿေသု၊ တို့၌။ ဆန္တံ၊ ကို။ ဇနေဟိ၊ ပါလော့။ ဇိဝိတေ၊ ၌။ အပေက္ခံ၊ ကို။ ကရောဟိ၊ ပါလော့။ ဒေဝ၊ မြတ်။ မဟာဝိယူဟကုဋ္ဌာဂါရပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ကုဋ္ဌာဂါရသဟဿာနိ၊ တို့သည်။ တေ၊ ဣ။ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ ကုဋ္ဌာဂါရသဟဿေသု၊ တို့၌။ ဆန္တံ၊ ကို။ ဇနေဟိ၊ လော့။ ဇိဝိတေ၊ ၌။ အပေက္ခံ၊ ကို။ ကရောဟိ၊ လော့။ ဒေဝ၊ မြတ်။ သောဝဏ္ဏမယာနိ၊ ကုန်သော။ ရူပိယမယာနိ၊ ကုန်သော။ ဒန္တမယာနိ၊ ကုန်သော။ သာရမယာနိ၊ ကုန်သော။ ဝေါနကတ္တတာနိ၊ ကုန်သော။ ပဋိကတ္တတာနိ၊ ကုန်သော။ ပဋ္ဌလိကတ္တတာနိ၊ ကုန်သော။ ကဒလိခိဝပဝရပစ္စတ္တရဏာနိ၊ ကုန်သော။ သဥတ္တရစ္ဆဒါနိ၊ ကုန်သော။ ဥဘတောလောဟိတကူပဓာနာနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ပလ္လင်္ဂသဟဿာနိ၊ တို့သည်။ တေ၊ ဣ။ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ ပလ္လင်္ဂသဟဿေသု၊ တို့၌။ ဆန္တံ၊ ကို။ ဇနေဟိ၊ လော့။ ဇိဝိတေ၊ ၌။ အပေက္ခံ၊ ကို။ ကရောဟိ၊ လော့။ ဒေဝ၊ မြတ်။ သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။ သောဝဏ္ဏဓဇာနိ၊ ကုန်သော။ ဟေမဇာလပ္ပုဋိစ္ဆန္တာနိ၊ ကုန်သော။ ဥပေါသထနာဂရာဇပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ နာဂသဟဿာနိ၊ တို့သည်။ တေ၊ ဣ။ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ နာဂသဟဿေသု၊ တို့၌။ ဆန္တံ၊ ကို။ ဇနေဟိ၊ လော့။ ဇိဝိတေ၊ ၌။ အပေက္ခံ၊ ကို။ ကရောဟိ၊ လော့။ သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။ သောဝဏ္ဏဓဇာနိ၊ ကုန်သော။ ဟေမဇာလပ္ပုဋိစ္ဆန္တာနိ၊ ကုန်သော။ ဝလာဟကအဿရာဇပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ အဿသဟဿာနိ၊ တို့သည်။ တေ၊ ဣ။ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ



အဿသဟဿေသု၊ ဘိဉ္ဇိ။ ဆန္ဒံ၊ ကိ၊ ဇနေဟိ၊ လော့။ ဇိဝိတေ၊ ဉ္ဇိ။ အပေက္ခံ၊ ကိ။ ကရောဟိ၊ ပါလော့။ ဒေဝ၊ မြတ်။ သီဟစမ္ပပရိဝါရာနိ၊ ကုန်သော။ ဗျဿစမ္ပပရိဝါရာနိ၊ ကုန်သော။ ဒိပိစမ္ပပရိဝါရာနိ၊ ကုန်သော။ ပဏ္ဍုကမ္ပလပရိဝါရာနိ၊ ကုန်သော။ သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။ သောဝဏ္ဏဇောနိ၊ ကုန်သော။ ဟေမဇောလပ္ပဋိစ္ဆန္ဒာနိ၊ ကုန်သော။ ဝေဇယန္တရထပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ရထသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထိ-ဇတေသု စတုရာသီတိယာ ရထသဟဿေသု၊ ဘိဉ္ဇိ။ ဆန္ဒံ၊ ကိ၊ ဇနေဟိ၊ ပါလော့။ ဇိဝိတေ၊ ဉ္ဇိ။ အပေက္ခံ၊ ကိ။ ကရောဟိ၊ ပါလော့။ ဒေဝ၊ မြတ်။ မဏိရတနပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ မဏိသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထိ-ဇတေသု စတုရာသီတိယာ မဏိသဟဿေသု၊ ဘိဉ္ဇိ။ ဆန္ဒံ၊ ကိ၊ ဇနေဟိ၊ လော့။ ဇိဝိတေ၊ ဉ္ဇိ။ အပေက္ခံ၊ ကိ။ ကရောဟိ၊ လော့။ ဒေဝ၊ မြတ်။ ဣတ္ထိရတနပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ဣတ္ထိသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထိ-ဇတေသု စတုရာသီတိယာ ဣတ္ထိသဟဿေသု၊ ဘိဉ္ဇိ။ ဆန္ဒံ၊ ကိ၊ ဇနေဟိ၊ လော့။ ဇိဝိတေ၊ ဉ္ဇိ။ အပေက္ခံ၊ ကိ။ ကရောဟိ၊ ပါလော့။ ဒေဝ၊ မြတ်။ ဂဟပတိရတနပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ဂဟပတိသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထိ-ဇတေသု စတုရာသီတိယာ ဂဟပတိသဟဿေသု၊ ဘိဉ္ဇိ။ ဆန္ဒံ၊ ကိ၊ ဇနေဟိ၊ ပါလော့။ ဇိဝိတေ၊ ဉ္ဇိ။ အပေက္ခံ၊ ကိ။ ကရောဟိ၊ ပါလော့။ ဒေဝ၊ မြတ်။ အနုယန္တာနိ၊ ကုန်သော။ ပရိဏာယကရတနပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ခတ္တိယသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထိ-ဇတေသု စတုရာသီတိယာ ခတ္တိယသဟဿေသု၊ ဘိဉ္ဇိ။ ဆန္ဒံ၊ ကိ၊ ဇနေဟိ၊ ပါလော့။ ဇိဝိတေ၊ ဉ္ဇိ။ အပေက္ခံ၊ ကိ။ ကရောဟိ၊ ပါလော့။ ဒေဝ၊ မြတ်။ ဒုဟသန္တနာနိ၊ ကုန်သော။ ကံသုပဇေဇဏာနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ဇေနုသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထိ-ဇတေသု စတုရာသီတိယာ ဇေနုသဟဿေသု၊ ဘိဉ္ဇိ။ ဆန္ဒံ၊ ကိ၊ ဇနေဟိ၊ ပါလော့။ ဇိဝိတေ၊ ဉ္ဇိ။ အပေက္ခံ၊ ကိ။ ကရောဟိ၊ ပါလော့။ ဒေဝ၊ မြတ်။ ခေါမသုခုမာနံ၊ တို့၏လည်းကောင်း၊ ကပ္ပိသိကသုခုမာနံ၊ တို့၏လည်းကောင်း၊ ကောသေယုသုခုမာနံ၊ တို့၏လည်းကောင်း၊ ကမ္ပလသုခုမာနံ၊ တို့၏လည်းကောင်း။ ဣမာနိ စတုရာသီတိ ဝတ္ထကော ဋီသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထိ-ဇတေသု စတုရာသီတိယာ ဝတ္ထကောဋီသဟဿေသု၊ ဘိဉ္ဇိ။ ဆန္ဒံ၊ ကိ၊ ဇနေဟိ၊ ပါလော့။ ဇိဝိတေ၊ ဉ္ဇိ။ အပေက္ခံ၊ ကိ။ ကရောဟိ၊ ပါလော့။ ဒေဝ၊ မြတ်။ သာယံ ပါတံ၊ နက်။ ဘတ္တိဘိဟာရာ၊ ကိ။ အဘိဟရိယတိ၊ အင်ပါ၏။ ဣမာနိ စတုရာသီတိ ထာလိပါကသဟဿာနိ၊ တို့ကို။ တေ၊ အာ၊ (အဘိဟရိယန္တိ၊ အင်ပါကုန်၏။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထိ-ဇတေသု စတုရာသီတိယာ ထာလိပါကသဟဿေသု၊ ဘိဉ္ဇိ။ ဆန္ဒံ၊ ကိ၊ ဇနေဟိ၊ ပါလော့။ ဇိဝိတေ၊ ဉ္ဇိ။ အပေက္ခံ၊ ကိ။ ကရောဟိ၊ ပါလော့။ ဣတိ၊ သို့၊ အဝေါ၊ ဧ၊ ပြီ။

၂၆၇။ ဧဝံ သို့။ ဝုတ္တေ၊ သုဘဒ္ဓါမိဗုရားက သံတော်ဦးတင်အပ်သည်ရှိသော်။ မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ သုဘဒ္ဓံ၊ သော။ ဒေဝိ၊ ကို။ ဧတံ-ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။

“ဒေဝိ၊ မိဗုရား။ တံ၊ သည်။ မံ၊ ကို။ ဒီဃရတ္တံ၊ လုံး။ ဣဋ္ဌေဟိ၊ အလိုရှိအပ်ကုန်သော။ ကန္တေဟိ၊ နှစ်သက်အပ်ကုန်သော။ ပိယေဟိ၊ ချစ်အပ်ကုန်သော။ မနာပေဟိ၊ စိတ်ဖြင့်ရောက်အပ်ကုန်သော။ ဝါ၊ စိတ်ကိုပွားစေတတ်ကုန်သော။ (ဝစနေဟိ၊ စကားတို့ဖြင့်။) သမုဒါစရိတ္တံ၊ ခေါ်ဝေါ်ပြောဆိုခဲ့ပြီ။ [သမုဒါစရိတ္တံ- ကားပါဠိပျက်တည်း။] အထ စ ပန၊ ထိုသို့ဖြစ်ပါလျက်။ တံ၊ သည်။ မံ၊ ကို။ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော။ ကာလေ၊ အခါ၌။ အနိဋ္ဌေဟိ၊ အလိုမရှိအပ်ကုန်သော။ အကန္တေဟိ၊ မနှစ်သက်အပ်ကုန်သော။ အပ္ပိယေဟိ၊ မချစ်အပ်ကုန်သော။ အမနာပေဟိ၊ စိတ်ဖြင့်မရောက်အပ်ကုန်သော။ (ဝစနေဟိ၊ စကားတို့ဖြင့်။) သမုဒါစရဟိ၊ ခဲ့၏။ ဝါ၊ ဘိ၏။”ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ သို့။ ဝုတ္တေ၊ သော်။ သုဘဒ္ဓါ၊ သော။ ဒေဝိ၊ သည်။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝ၊ မြတ်။ ကထံ၊ အဘယ်သို့။ ဝါ၊ အဘယ်ပုံ။ ဝါ၊ အဘယ်သို့သော အပြားအားဖြင့်။ [စရဟိ- သဒ္ဓါကား နိပါတ်မျှသာတည်း။] တံ၊ ကို။ (အဟံ၊ သည်။) သမုဒါစရာမိ၊ ပါအံ့နည်း”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ သို့။ ဝုတ္တေ၊ သော်။ မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ သုဘဒ္ဓံ၊ သော။ ဒေဝိ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝိ၊ ရား။ တံ၊ သည်။ မံ၊ ကို။ ဧဝံ သို့။ ဝါ၊ ပုံ။ ဝါ၊ အားဖြင့်။ သမုဒါစရာဟိ၊ လော့။ [သမုဒါစရသိ-ရှိသောပါဠိကား အဋ္ဌကထာနှင့်မညီ။] ကိံ၊ သို့။ သမုဒါစရာဟိ၊ နည်း?။ “ဒေဝ၊ မြတ်။ ပိယေဟိ၊ ကုန်သော။ မနာပေဟိ၊ ကုန်သော။ သဗ္ဗေဟေဝ၊ တို့နှင့်သာလျှင်။ နာနာဘာဝေါ၊ သည်လည်းကောင်း။ ဝိနာဘာဝေါ၊ သည်လည်းကောင်း။ အညထာဘာဝေါ၊ သည်လည်းကောင်း။ (ဟောတိ၊ ဖြစ်တတ်ပါ၏။) ဒေဝ၊ မြတ်။ တံ၊ သည်။ သာပေက္ခော၊ ရှုငဲ့ခြင်းရှိသည်။ (ဟုတွာ၊ ရှိ။) ကာလံ၊ အယုတ်ကို။ ဝါ နာရိန္ဒာစံခြင်းကို။ မာ အကာသိ၊ မပြုပါလင့်။ သာပေက္ခဿ၊ ရှုငဲ့ခြင်းရှိသော။ (ပုဂ္ဂဿ၊ ၎င်း။) ကာလံကိရိယာ၊ သေရခြင်းသည်။ ဒုက္ခော၊ ဆင်းရဲလှပါ၏။ သာပေက္ခဿ၊ သော။ (ပုဂ္ဂဿ၊ ၎င်း။) ကာလံကိရိယာ၊ ကို။ သပ္ပုရိသေဟိ၊ သူတော်ကောင်း ဖြစ်ကြကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့သည်။ (ထည့်စပ်သည်။) ဝရဟိတာ စ၊ ကဲ့ရဲ့အပ်ပါသည်သာ။ ဒေဝ၊ မြတ်။ ကုသာဝတီရာဇောနိပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ နဂရသဟဿာနိ၊ တို့သည်။ တေ၊ ၎င်း။ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ နဂရသဟဿေသု၊ တို့၌။ ဆန္ဒံ၊ ကို။ ပဇဟ၊ ပယ်စွန့်တော်မူပါလော့။ ဇီဝိတော၊ ၌။ အပေက္ခံ၊ ကို။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။ ဓမ္မပါသာဒပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ပါသာဒသဟဿာနိ၊ တို့သည်။ တေ၊ ၎င်း။ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ တံ၊ သည်။ ဣတ္ထ-ဧတေသု စတုရာသီတိယာ ပါသာဒသဟဿေသု၊ တို့၌။ ဆန္ဒံ၊ ကို။ ပဇဟ၊ ပါလော့။ ဇီဝိတော၊ ၌။ အပေက္ခံ၊ ကို။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။

မဟာဝိယုဟကုဋ္ဌာဂါရုပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ကုဋ္ဌာဂါရု
သဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊
သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ ကုဋ္ဌာဂါရုသဟဿသု၊ တို့၌၊ ဆန္ဒ၊ ကို။
ပဇဟ၊ ပါလော့။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကို။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။
သောဝဏ္ဏမယာနိ၊ ကုန်သော။ ရူပိယမယာနိ၊ ကုန်သော။ ဒန္တမယာနိ၊ ကုန်သော။
သာရမယာနိ၊ ကုန်သော။ ဝေါနကတ္ထတာနိ၊ ကုန်သော။ ပဋိကတ္ထတာနိ၊ ကုန်သော။
ပဋ္ဌလိကတ္ထတာနိ၊ ကုန်သော။ ကဒလိမိဂပဝရပစ္စတ္တရဏာနိ၊ ကုန်သော။ သဥတ္တရစ္ဆဒါနိ၊
ကုန်သော။ ဥဘတောလောဟိတကူပဓာနာနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ
ပလ္လင်္ဂသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။
(တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ ပလ္လင်္ဂသဟဿသု၊ တို့၌၊ ဆန္ဒ၊ ကို။
ပဇဟ၊ ပါလော့။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကို။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။
သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။ သောဝဏ္ဏဇောနိ၊ ကုန်သော။ ဟေမဇာ
လပ္ပဋိစ္ဆန္ဒာနိ၊ ကုန်သော။ ဥပေါသထနာဂရာဇပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတု
ရာသီတိ နာဂသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။
(တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ နာဂသဟဿသု၊ တို့၌၊ ဆန္ဒ၊ ကို။
ပဇဟ၊ ပါလော့။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကို။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။
သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။ သောဝဏ္ဏဇောနိ၊ ကုန်သော။ ဟေမဇာ
လပ္ပဋိစ္ဆန္ဒာနိ၊ ကုန်သော။ ဝလာဟကအဿရာဇပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတု
ရာသီတိ အဿသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊
မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ အဿသဟဿသု၊ တို့၌၊ ဆန္ဒ၊
ကို။ ပဇဟ၊ ပါလော့။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကို။ မာ အကာသိ၊ ပါလင့်။
ဒေဝ၊ မြတ်။ သီဟစမ္ပပရိဝါရာနိ၊ ကုန်သော။ ဗျုပ္ပစမ္ပပရိဝါရာနိ၊ ကုန်သော။ ဒီပိစမ္ပပရိ
ဝါရာနိ၊ ကုန်သော။ ပဏ္ဍုကမ္ပလပရိဝါရာနိ၊ ကုန်သော။ သောဝဏ္ဏာလင်္ကာရာနိ၊
ကုန်သော။ သောဝဏ္ဏဇောနိ၊ ကုန်သော။ ဟေမဇာလပ္ပဋိစ္ဆန္ဒာနိ၊ ကုန်သော။
ဝေဇယန္တရထပ္ပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ရထသဟဿာနိ၊ တို့သည်။
တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု
စတုရာသီတိယာ ရထသဟဿသု၊ တို့၌၊ ဆန္ဒ၊ ကို။ ပဇဟ၊ ပါလော့။ ဇီဝိတေ၊ ဌ။
အပေက္ခံ၊ ကို။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။ မဏိရထနပ္ပမုခါနိ၊ ကုန်သော။
ဣမာနိ စတုရာသီတိ မဏိသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။)
ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ မဏိသဟဿသု၊ တို့၌၊
ဆန္ဒ၊ ကို။ ပဇဟ၊ ပါလော့။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကို။ မာ အကာသိ၊ ပါလင့်။
ဒေဝ၊ မြတ်။ သုဘဒ္ဒါဒေဝိဥပမုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ဣတ္ထိသဟဿာနိ၊
တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု
စတုရာသီတိယာ ဣတ္ထိသဟဿသု၊ တို့၌၊ ဆန္ဒ၊ ကို။ ပဇဟ၊ ပါလော့။ ဇီဝိတေ၊ ဌ။
အပေက္ခံ၊ ကို။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။ ဂဟပတိရထနပ္ပမုခါနိ၊ ကုန်သော။
ဣမာနိ စတုရာသီတိ ဂဟပတိသဟဿာနိ၊ တို့သည်။ တေ၊ ဧ၊ (သန္တကာနိ၊ တို့ပါတည်း။)

တည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီသိယာ ဂဟပတိ သဟဿေသု၊ တို့ဌ။ ဆန္ဒံ၊ ကိ။ ပဇဟ၊ ပါလေဒု။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကိ။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။ အနုယန္တနာနိ၊ ကုန်သော။ ပရိဏာယကရတနပ္ပ မုခါနိ၊ ကုန်သော။ ဣမာနိ စတုရာသီတိ ခတ္ထိယသဟဿာနိ၊ တို့သည်။ တေ၊ ဇ်။ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ ခတ္ထိယသဟဿေသု၊ တို့ဌ။ ဆန္ဒံ၊ ကိ။ ပဇဟ၊ ပါလေဒု။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကိ။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။ ဒုဟသန္တနာနိ၊ ကုန်သော။ ကံသုပဓာရဏာနိ၊ ကုန် သော။ ဣမာနိ စတုရာသီတိ ခေနုသဟဿာနိ၊ တို့သည်။ တေ၊ ဇ်။ (သန္တကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ ခေနုသဟဿေသု၊ တို့ဌ။ ဆန္ဒံ၊ ကိ။ ပဇဟ၊ ပါလေဒု။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကိ။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။ ခေါမသုခုမာနံ၊ တို့၏လည်းကောင်း။ ကပ္ပါသိကသုခုမာနံ၊ တို့၏လည်း ကောင်း။ ကောသေယုသုခုမာနံ၊ တို့၏လည်းကောင်း။ ကမ္မလသုခုမာနံ၊ တို့၏လည်း ကောင်း။ ဣမာနိ စတုရာသီတိ ဝတ္ထကောဋိသဟဿာနိ၊ တို့သည်။ တေ၊ ဇ်။ (သန္တ ကာနိ၊ တို့ပါတည်း။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေသု စတုရာသီတိယာ ဝတ္ထ ကောဋိသဟဿေသု၊ တို့ဌ။ ဆန္ဒံ၊ ကိ။ ပဇဟ၊ ပါလေဒု။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကိ။ မာ အကာသိ၊ ပါလင့်။ ဒေဝ၊ မြတ်။ သာယံ ပါတံ၊ နက်။ ဘတ္တာဘိဟာရော၊ ကိ။ အဘိဟရီယဘိ၊ အပ်ပါ၏။ ဣမာနိ စတုရာသီတိ ထာလိပါကသဟဿာနိ၊ တို့ကို။ တေ၊ အာ၊ (အဘိဟရီယန္တိ၊ အပ်ပါကုန်၏။) ဒေဝ၊ မြတ်။ (တွံ၊ သည်။) ဣတ္ထ-ဧတေ သု စတုရာသီတိယာ ထာလိပါကသဟဿေသု၊ တို့ဌ။ ဆန္ဒံ၊ ကိ။ ပဇဟ၊ ပါလေဒု။ ဇီဝိတေ၊ ဌ။ အပေက္ခံ၊ ကိ။ မာ အကာသိ၊ ပါလင့်။” ဣတိ၊ သို့။ သမုဒါစရာဟိ၊ လော့။” ဣတိ၊ သို့။ အဝေ၊ စ၊ ဖြီ။

၃၆၀။ အာနန္ဒ၊ န္ဒာ။ ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ သုဘဒ္ဒါ၊ သော။ ဒေဝီ၊ သည်။ ပဓာဒိ၊ ဝိကြေးဖြီ။ အသုနိ၊ မျက်ရည်တို့ကို။ ပဝတ္ထေသိ၊ ဖြစ်စေဖြီ။ အာနန္ဒ၊ န္ဒာ။ အထ- ပစ္စာ၊ ဝိကြေးပြီးရာကာလမှ နောက်၌။ သုဘဒ္ဒါ၊ သော။ ဒေဝီ၊ သည်။ အသုနိ၊ တို့ ကို။ ပုဋ္ဌိတွာ၊ သုတ်ပြီး၍။ မဟာသုဒဿနံ၊ သော။ ရာဇာနံ၊ ကိ။ ဧတံ ဝစနံ၊ ကိ။ အဝေ၊ စ၊ ဖြီ။ ကိ၊ သို့။ အဝေ၊ စ၊ နည်း။

[မဟာသုဒဿနစကြာမင်း ပြောဆိုပုံအခြင်းအရာနှင့် အလုံးစုံတူပြီဖြစ်၍ အနက် မယောဇနာခွဲတော့ပြီ။] “သဗ္ဗေဟေဝ ဒေဝ ဝိယေဟိ မနာပေဟိ နာနာဘာ ဝေ၊ ဝိနာဘာဝေ၊ အညထာဘာဝေ၊ မာ ခေါ တွံ ဒေဝ သာပေက္ခော ကာလမ ကာသိ၊ ဒုက္ခာ သာပေက္ခဿ ကာလံကိရိယာ၊ ဝရဟိတာ စ သာပေက္ခဿ ကာလံ ကိရိယာ။ ဣမာနိ တေ ဒေဝ စတုရာသီတိ နဂရသဟဿာနိ ကုသာဝတီရာဇောနိပ္ပ မုခါနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇီဝိတေ အပေက္ခံ မာကာသိ၊ ဣမာနိ တေ ဒေဝ စတုရာသီတိ ပါသာဒသဟဿာနိ ဓမ္မပါသာဒပ္ပမုခါနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇီဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိကုဋ္ဌာဂါရသဟဿာနိ မဟာဝိယူဟကုဋ္ဌာဂါရပ္ပမုခါနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇီဝိတေ အပေက္ခံ မာ-

ကာသိ၊ ဣမာနိ တေ ဒေဝ စတုရာသီတိ ပလ္လိင်္ဂသဟဿာနိ သောဝဏ္ဏမယာနိ ရူပိယမယာနိ ဒန္တမယာနိ သာရမယာနိ ဝေါနကတ္တတာနိ ပဋိကတ္တတာနိ ပဋုလိကတ္တတာနိ ကဒလိဒံဂပဝရပစ္စတ္တဇဏာနိ သဥတ္တရစ္ဆဒါနိ ဥဘတောလောဟိတကူပဓာနာနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ၊ ဣမာနိ တေ ဒေဝ စတုရာသီတိ နာဂသဟဿာနိ သောဝဏ္ဏာလင်္ကာရာနိ သောဝဏ္ဏဇောနိ ဟေမဇောလပ္ပဋိစ္ဆန္ဒာနိ ဥပေါသထနာဂရာဇပ္ပမုခါနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိ အဿသဟဿာနိ သောဝဏ္ဏာလင်္ကာရာနိ သောဝဏ္ဏဇောနိ ဟေမဇောလပ္ပဋိစ္ဆန္ဒာနိ ဝလာဟကအဿရာဇပ္ပမုခါနိ၊ ဣတ္ထ ဒေဝဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိ ရထသဟဿာနိ သိဟစမ္ပပရိဝါရာနိ ဗျလ္လစမ္ပပရိဝါရာနိ ဒိဝိစမ္ပပရိဝါရာနိ ပဏ္ဍိကမ္ပလပရိဝါရာနိ သောဝဏ္ဏာလင်္ကာရာနိ သောဝဏ္ဏဇောနိ ဟေမဇောလပ္ပဋိစ္ဆန္ဒာနိ ဝေဇယန္တရထပ္ပမုခါနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိ မဏိသဟဿာနိ မဏိရတနပ္ပမုခါနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိ ဣတ္ထိသဟဿာနိ ဣတ္ထိရတနပ္ပမုခါနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိ ဝဟပတိသဟဿာနိ ဝဟပတိရတနပ္ပမုခါနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိ ခတ္တိယသဟဿာနိ အနုယန္တာနိ ပရိဏာယကရတနပ္ပမုခါနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိ ဓေနသဟဿာနိ ဒုဟသန္ဓနာနိ ကံသုပဓာရဏာနိ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိ ဝတ္ထကောဋိသဟဿာနိ ခေါမသုခုမာနံ ကပ္ပိသိကသုခုမာနံ ကောသေယျသုခုမာနံ ကမ္ပလသုခုမာနံ၊ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။ ဣမာနိ တေ ဒေဝ စတုရာသီတိ ထင်္ဂလိပါကသဟဿာနိ သာယံ ပါတံ ဘတ္တာဘိဟာရော အဘိဟရီယတိ။ ဣတ္ထ ဒေဝ ဆန္ဒံ ပဇဟ၊ ဇိဝိတေ အပေက္ခံ မာကာသိ။”

ဣတိသိ။ အဝေါစ၊ ဗြိ။

ဗြဟ္မလောကူပဂမန

၂၆၉။ အာနန္ဒ၊ နန္ဒာ။ အထ-ပစ္စာ၊ သုဘဒ္ဒါ၊ ဓိဗုရား၏ သံတော်ဦးတင်ပြီးရာ ကာလမှနောက်၌။ မဟာသုဒဿနော၊ သော။ ရာဇော၊ သည်။ န စိရသေဝ၊ မကြာမြင့်မီသာလျှင်။ ကာလမကာသိ၊ နတ်ရွာစံပြီး။ အာနန္ဒ၊ နန္ဒာ။ သေယုထာပိ၊ မည်သည်။ မနုဿံ၊ စိတ်ကို လွန်စွာနှစ်သက်စေတတ်သော။ ဘောဇနံ၊ ဘောဇဉ်ကို။ ဘုတ္တာဝိဿ၊ စားပြီးသော။ ဝဟပတိဿ ဝါ၊ အားသော်လည်းကောင်း။ ဝဟပတိပုတ္တဿ ဝါ၊ အားသော်လည်းကောင်း။ ဘတ္ထသမ္ပဒေါ၊ ထမင်းကြောင့်ဖြစ်သော တွေဝေမိန်းမောခြင်းသည်။ ဝါ၊ ထမင်းခိယစ်ခြင်းသည်။ ဟောတိ သေယံထာပိ၊ သို့။ အာနန္ဒ၊ နန္ဒာ။ ဧဝမေဝ ခေါ၊ တူသလျှင်။ မဟာသုဒဿနဿ၊ သော။ ရုညော၊ အား။ မာရ

တန္တိကာ၊ သေခြင်း၏အနီးသို့ ရောက်စေနိုင်သော၊ ဝေဒနာ၊ ဝေဒနာသည်၊ အဟောသိ၊ ပြီး အာနန္ဒ၊ နွား၊ ကာလက်ဘော၊ နတ်ရွာစံပြီးသော၊ မဟာသုဒဿနော၊ သော၊ ရာဇာ၊ စ၊ သည်၊ သည်း။ သုဂတိ၊ ကောင်းသော ဝတီဖြစ်သော၊ ဝါ၊ တင့်တယ်သော ရောက်အပ်သောဘဝဖြစ်သော၊ မြဟ္မလောကံ ဥပ၊ မြဟ္မာပြည်၌၊ ပဋိ၊ ဖြစ်ရပြီးတနည်း-သုဂတိ၊ သော၊ မြဟ္မလောကံ၊ သို့၊ ဥပပဋိ၊ ကပ်၍ဖြစ်ရပြီးအာနန္ဒ၊ နွား၊ မဟာသုဒဿနော၊ သော၊ ရာဇာ၊ သည်း၊ စတုရာသီတိ ဝဿသဟဿာနိ၊ ရှစ်သောင်း လေးထောင်သောနှစ်တို့ပတ်လုံး။ ကုမာရကိဋ္ဌိတံ၊ သူငယ်၏ကစားခြင်းကို၊ ဝါ၊ မင်းသား၏ကစားခြင်းကို၊ ကိဋ္ဌိ၊ ကစားပြီး၊ စတုရာသီတိ ဝဿသဟဿာနိ၊ လုံး၊ ဩပရဋ္ဌံ၊ အိပ်ရှေ့မင်း၏အဖြစ်ကို၊ ကာရေသိ၊ ပြုပြီး၊ စတုရာသီတိ ဝဿသဟဿာနိ၊ လုံး၊ ရဋ္ဌံ၊ မင်း၏အဖြစ်ကို၊ ကာရေသိ၊ ပြီး၊ စတုရာသီတိ ဝဿသဟဿာနိ၊ လုံး။ ဂိဟိဘူတော၊ လူဖြစ်၍ဖြစ်သည်။ (ဟုတွာ၊ ဤ) ဓမ္မေ၊ သော၊ ပါသာဒေါ၊ ၌၊ မြဟ္မစရိယံ၊ မြတ်သောအကုန်ကို၊ အစရိ၊ ကျင့်ပြီး၊ သော-ရာဇာ၊ သည်၊ စတ္တာရော၊ ကုန်သော၊ မြဟ္မဝိဟာရေ၊ မြဟ္မဝိဟာရတို့ကို၊ ဘာဝေတွာ၊ ဖြစ်စေ၍။ ဝါ၊ ပွားစေ၍။ ကာယဿ၊ ၏၊ ဘေဒါ၊ သော၊ မရဏာ၊ မှ၊ ပရံ၊ ၌။ မြဟ္မလောကုပဝေါ၊ မြဟ္မာဘုံသို့ ကပ်၍ဖြစ်သည်။ အဟောသိ၊ ပြီး။

၂၇၀။ အာနန္ဒ၊ နွား၊ သိယာ ခေါ် ပန၊ စင်စစ်ကေန် အမှန်အားဖြင့်။ ဝါ၊ ရံခါ၊ ဧဝံ၊ ဤသို့သောစိတ်အကြံသည်၊ အဿ၊ ဖြစ်ရာ၏၊ ကိ၊ သည်။ အဿ၊ နည်း။ “တေန သမယေန၊ မဟာသုဒဿနစကြာမင်းဖြစ်ရာ ထိုအခါ၌၊ မဟာသုဒဿနော၊ သော၊ ရာဇာ၊ သည်၊ အညော၊ မြတ်စွာဘုရားမှ တမျိုးတခြား တပါးသော ပုဂ္ဂိုလ်သည်၊ အဟောသိ နုနု၊ ဖြစ်လေယောင်တကား။” ဣတိ-ဧဝံ၊ သည်။ အဿ၊ ရာ၏၊ အာနန္ဒ၊ နွား၊ ဧတံ-မဟာသုဒဿနအညတ္တံ၊ ဤမဟာသုဒဿနစကြာမင်း၏ ငါဘုရားမှ တပါးသောပုဂ္ဂိုလ်၏အဖြစ်ကို။ ဧဝံ၊ ဤသို့ အကြံဖြစ်သည့်အတိုင်း။ န ခေါ် ဒဋ္ဌဗ္ဗံ၊ မရှုမှတ်အပ်။ (အာနန္ဒ၊ နွား) တေန သမယေန၊ ၌။ မဟာသုဒဿနော၊ သော၊ ရာဇာ၊ သည်း၊ အဟံ၊ ငါဘုရားသည်၊ အဟောသိ၊ ဖြစ်ပေ၊ ရမူပြီး။ ကုသာဝတီရာဇောနိပုမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိ နဂရသဟဿာနိ၊ တို့သည်။ မမ၊ ငါဘုရား၏။ (သန္တကာနိ၊ တို့ပေတည်း။) ဓမ္မပါသာဒေပုမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိ ပါသာဒသဟဿာနိ၊ တို့သည်။ မမ၊ ၏။ (သန္တကာနိ၊ တို့ပေတည်း။) မဟာဝိယုဟကုဇ္ဇာဂါရပ္ပမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိကုဇ္ဇာဂါရသဟဿာနိ၊ တို့သည်။ မမ၊ ၏။ (သန္တကာနိ၊ တို့ပေတည်း။) သောဝဏ္ဏမယာနိ၊ ကုန်သော။ ဓူပိယယောနိ၊ ကုန်သော။ ဒန္တမယာနိ၊ ကုန်သော။ သာရမယာနိ၊ ကုန်သော။ ဝေါနကတ္ထတာနိ၊ ကုန်သော။ ပဋိကတ္ထတာနိ၊ ကုန်သော။ ပဋ္ဌလိကတ္ထတာနိ၊ ကုန်သော။ ကဒလိမိဂပဇရပဋ္ဌတ္ထရဏာနိ၊ ကုန်သော။ သဥတ္တရစ္ဆဒါနိ၊ ကုန်သော။ ဥဘတော လောဟိတကုပမာနာနိ၊ ကုန်သော။ တာနိ စတုရာသီတိ ပဋ္ဌကံသဟဿာနိ၊ တို့သည်။ မမ၊ ၏။ (သန္တကာနိ၊ တို့ပေတည်း။) သောဝဏ္ဏလင်္ကာရနိ၊ ကုန်သော။ သောဝဏ္ဏပဇာနိ၊ ကုန်သော။ ဟေမဇောလပုဋိစ္ဆန္တာနိ၊ ကုန်သော။ ဥပေါသထနာဂရာဇပုမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိ နဂရသဟဿာနိ၊ တို့သည်။ မမ၊ ၏။ (သန္တကာနိ၊ တို့ပေ

☞

တည်း။) သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။ သောဝဏ္ဏဇောနိ၊ ကုန်သော။ ဟေမဇောလပ္ပဋိစ္ဆန္ဒာနိ၊ ကုန်သော။ ဝလာဟက အဿရာဇပ္ပမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိ အဿသဟဿာနိ၊ တို့သည်။ မမ၊ ဇာ။ (သန္တကာနိ၊ တို့ပေတည်း။) သိဟစမ္ပပရိဝါရာနိ၊ ကုန်သော။ ဗျဉ္ဇစမ္ပပရိဝါရာနိ၊ ကုန်သော။ ဒိဝိစမ္ပပရိဝါရာနိ၊ ကုန်သော။ ပဏ္ဍကမ္ပလပရိဝါရာနိ၊ ကုန်သော။ သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။ သောဝဏ္ဏဇောနိ၊ ကုန်သော။ ဟေမဇောလပ္ပဋိစ္ဆန္ဒာနိ၊ ကုန်သော။ ဝေဇယန္တရထပ္ပမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိ ရထသဟဿာနိ၊ တို့သည်။ မမ၊ ဇာ။ (သန္တကာနိ၊ တို့ပေတည်း။) မဏိရတနပ္ပမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိ မဏိသဟဿာနိ၊ တို့သည်။ မမ၊ ဇာ။ (သန္တကာနိ၊ တို့ပေတည်း။) သုဘဒ္ဒါဒေဝိပ္ပမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိ ဣတ္ထိသဟဿာနိ၊ တို့သည်။ မမ၊ ဇာ။ (သန္တကာနိ၊ တို့ပေတည်း။) ဂဟပတိရတနပ္ပမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိ ဂဟပတိသဟဿာနိ၊ တို့သည်။ မမ၊ ဇာ။ (သန္တကာနိ၊ တို့ပေတည်း။) အနုယန္တနိ၊ ကုန်သော။ ပရိဏာယကရတနပ္ပမုခါနိ၊ ကုန်သော။ တာနိ စတုရာသီတိ ခတ္တိယသဟဿာနိ၊ တို့သည်။ မမ၊ ဇာ။ (သန္တကာနိ၊ တို့ပေတည်း။) ဒုဟသန္တနာနိ၊ ကုန်သော။ ကံသုပဓာရဏာနိ၊ ကုန်သော။ တာနိ စတုရာသီတိ ဓေနသဟဿာနိ၊ တို့သည်။ မမ၊ ဇာ။ (သန္တကာနိ၊ တို့ပေတည်း။) ခေါမသုခမာနံ၊ တို့၏လည်းကောင်း။ ကပ္ပိသိကသုခမာနံ၊ တို့၏လည်းကောင်း။ ကောသေယုသုခမာနံ၊ တို့၏လည်းကောင်း။ ကမ္မလသုခမာနံ၊ တို့၏လည်းကောင်း။ တာနိ စတုရာသီတိ ဝတ္ထကောဋိသဟဿာနိ၊ တို့သည်။ မမ၊ ဇာ။ (သန္တကာနိ၊ တို့ပေတည်း။) သဗယံ ပါတံ၊ နက်။ ဘတ္တာဘိဟာရော၊ ကို။ အဘိဟရိယိတ္ထ၊ အပ်ပြီ။ တာနိ စတုရာသီတိ ထာလိပါကသဟဿာနိ၊ တို့ကို။ မမ၊ အာ။ (အဘိဟရိယန္တိ၊ ကုန်၏။)

၂၇၁။ အာနန္ဒ၊ န္ဒာ။ တေသံ စတုရာသီတိ နဂရသဟဿာနံ၊ တို့တွင်။ ယံ-နဂရံ အကြင်မြို့ကို။ တေန သမယေန၊ မဟာသုဒဿန စကြာမင်းဖြစ်ရာ ထိုအခါ၌။ (အဟံ၊ ငါဘုရားသည်။) အဇ္ဈာဝသာမိ၊ စိုးအုပ်သမှု ပိုင်းခြားပြု၍နေတော်မူ၏။ တနည်း-ယံ နဂရံ အဓိ၊ အကြင်မြို့၌။ တေန သမယေန၊ ၌။ (အဟံ၊ သည်။) အဝသာမိ၊ ပိုင်းခြားပြု၍ နေတော်မူ၏။ တံ နဂရံ၊ သည်။ ဧကညေဝ၊ တစ်ခုတည်းသာလျှင်။ ဟောတိ၊ ဇာ။ ကုသဝတိ၊ သော။ ယဒိဒံ-ယာ အယံ ရာဇဝင်နိ၊ သည်။ အတ္ထိ၊ ဇာ။ (သောယေဝ ရာဇဝင်နိ၊ ထိုမင်းနေပြည်သည်သာလျှင်။ ဟောတိ၊ ဇာ။) အာနန္ဒ၊ န္ဒာ။ တေသံ စတုရာသီတိ ပါသဒသဟဿာနံ၊ တို့တွင်။ ယံ-ပါသဒံ၊ ကို။ တေန သမယေန၊ ၌။ (အဟံ၊ သည်။) အဇ္ဈာဝသာမိ၊ မူ၏။ သော ပါသာဒေါ၊ သည်။ ဧကောယေဝ၊ သည်သာလျှင်။ ဟောတိ၊ ဇာ။ ဓမ္မော၊ သော။ ယဒိဒံ-ယော အယံ ပါသာဒေါ၊ သည်။ အတ္ထိ၊ ဇာ။ (သောယေဝ ပါသာဒေါ၊ သည်သာလျှင်။ ဟောတိ၊ ဇာ။) အာနန္ဒ၊ န္ဒာ။ တေသံ စတုရာသီတိ ကုဋ္ဌာဂါရသဟဿာနံ၊ တို့တွင်။ ယံ-ကုဋ္ဌာဂါရံ အဓိ၊ ၌။ တေန သမယေန၊ ၌။ (အဟံ၊ သည်။) အဝသာမိ၊ မူ၏။ တံ ကုဋ္ဌာဂါရံ၊ သည်။ ဧကညေဝ၊ သည်သာလျှင်။ ဟောတိ၊ ဇာ။ မဟာဝိယူတံ၊ သော။ ယဒိဒံ-ယံ ဣဒံ ကုဋ္ဌာဂါရံ၊ သည်။ အတ္ထိ၊ ဇာ။ (တံယေဝ ကုဋ္ဌာဂါရံ၊ သည်သာလျှင်။ ဟောတိ။

၏။) အာနန္ဒ၊ နန္ဒာ။ တေသံ စတုရာသီတိပလ္လင်္ကသဟဿာနံ၊ တို့တွင်။ ယံ-ပလ္လင်္ကံ၊ ကို။ တေန သမယေန၊ ဌ။ (အဟံ၊ သည်။) ပရိဘုဉ္ဇာမိ၊ သုံးဆောင်တော်မူ၏။ သော ပလ္လင်္ကော၊ သည်။ ဧကောယေဝ၊ သည်သာလျှင်။ ဟောတိ၊ ၏။ သောဝဏ္ဏမယော ဝါ၊ သည်သော်လည်းဖြစ်သော။ ရှုပိယမယော ဝါ၊ သည်သော်လည်းဖြစ်သော။ ဒန္တ မယော ဝါ၊ သည်သော်လည်းဖြစ်သော။ သာရမယော ဝါ၊ သည်သော်လည်းဖြစ် သော။ ယဒိဒံ-ယော အယံ ပလ္လင်္ကော၊ သည်။ အတ္ထိ၊ ၏။ (သောယေဝ ပလ္လင်္ကော၊ သည်သာလျှင်။ ဟောတိ၊ ၏။) အာနန္ဒ၊ နန္ဒာ။ တေသံ စတု ရာသီတိ အဿသဟဿာနံ၊ တို့တွင်။ ယံ-နာဂံ၊ သို့။ တေန သမယေန၊ ဌ။ (အဟံ၊ သည်။) အဘိရုဟာမိ၊ တက် စီးတော်မူ၏။ သော နာဂေါ၊ သည်။ ဧကောယေဝ၊ တစ်စီးသည်သာလျှင်။ ဟော တိ၊ ၏။ ဥပေါသထော၊ သော။ ယဒိဒံ-ယော အယံ နာဂရာဇော၊ သည်။ အတ္ထိ၊ ၏။ (သောယေဝ နာဂရာဇော၊ သည်သာလျှင်။ ဟောတိ၊ ၏။) အာနန္ဒ၊ နန္ဒာ။ တေသံ စတု ရာသီတိ အဿသဟဿာနံ၊ တို့တွင်။ ယံ-အဿံ၊ သို့။ တေန သမယေန၊ ဌ။ (အဟံ၊ သည်။) အဘိရုဟာမိ၊ မူ၏။ သော အဿော၊ သည်။ ဧကောယေဝ၊ သည်သာလျှင်။ ဟောတိ၊ ၏။ ဝလာဟကော၊ သော။ ယဒိဒံ-ယော အယံ အဿရာဇော၊ သည်။ အတ္ထိ၊ ၏။ (သောယေဝ အဿရာဇော၊ သည်သာလျှင်။ ဟောတိ၊ ၏။) အာနန္ဒ၊ နန္ဒာ။ တေ သံ စတုရာသီတိရထသဟဿာနံ၊ တို့တွင်။ ယံ-ရထံ၊ သို့။ တေန သမယေန၊ ဌ။ (အဟံ၊ သည်။) အဘိရုဟာမိ၊ မူ၏။ သော ရထော၊ သည်။ ဧကောယေဝ၊ သည် သာလျှင်။ ဟောတိ၊ ၏။ ယဒိဒံ-ယော အယံ ဝေဇယန္တရထော၊ သည်။ အတ္ထိ၊ ၏။ (သောယေဝ ဝေဇယန္တရထော၊ သည်သာလျှင်။ ဟောတိ၊ ၏။) အာနန္ဒ၊ နန္ဒာ။ တေ သံ စတုရာသီတိဣတ္ထိသဟဿာနံ၊ တို့တွင်။ ဣတ္ထိယိနိဝါ၊ မင်းဇာတ်ရှိသည်သော်လည်းဖြစ် သော။ ဝေဿိနိဝါ၊ ကုန်သည်ဇာတ်ရှိသည်သော်လည်းဖြစ်သော။ ယာ-ဣတ္ထိ၊ သည်။ တေန သမယေန၊ ဌ။ မံကို။ (တညံစပ်သည်။) ပစ္စုပ္ပန္တတိ၊ လုပ်ကျွေး၏။ သာ ဣတ္ထိ၊ သည်။ ဧကောယေဝ၊ သည်သာလျှင်။ ဟောတိ၊ ၏။ အာနန္ဒ၊ နန္ဒာ။ တေသံ စတုရာသီတိ ဝတ္ထ ကောဋိသဟဿာနံ၊ တို့တွင်။ ခေါမသုခုမံ ဝါ၊ နူးညံ့သိမ်မွေ့သော ခေါမချည်ဖြင့် ပြီးသည်သော်လည်းဖြစ်သော။ ကပ္ပါသိကသုခုမံ ဝါ၊ သော။ ကောသေယုသုခုမံ ဝါ၊ သော။ ကမ္မလသုခုမံ ဝါ၊ သော။ ယံ-ဒုဿယုဂံ၊ အကြင်ပုဆိုးအစုံကို။ တေန သမယေန၊ ဌ။ (အဟံ၊ သည်။) ပရိဒဟာမိ၊ ဝတ်တော်မူ၏။ တံ ဒုဿယုဂံ၊ သည်။ ဧကံယေဝ၊ တစ်ထည်သည်သာလျှင်။ ဟောတိ၊ ၏။ အာနန္ဒ၊ နန္ဒာ။ တေသံ စတုရာသီတိထာလိပါက သဟဿာနံ၊ တို့တွင်။ ယတော-ထာလိပါကတော၊ အကြင်ထမင်းကျက်အိုးမှ။ နာဠိ ကောဒနပခုမံ စ၊ တစ်ကွမ်းစားအတိုင်းအရှည်ရှိသော ထမင်းကိုလည်းကောင်း။ ဝါ၊ တစ်စလယ်အတိုင်းအရှည်ရှိသော ထမင်းကိုလည်းကောင်း။ တဒုပိယံ၊ ထိုတစ်ကွမ်းစား အတိုင်းအရှည်ရှိသောထမင်းအား လျော်သော။ သူပေယံ၊ စ၊ ပဲဟင်းကိုလည်းကောင်း။ ဘုဉ္ဇာမိ၊ မူ၏။ သော ထာလိပါကော၊ သည်။ ဧကောယေဝ၊ သည်သာလျှင်။ ဟောတိ၊ ၏။

၂၇၂။ အာနန္ဒ၊ နန္ဒာ။ (တံ၊ သည်။) ပဿ၊ ရှုမ်းလော။ သဗ္ဗေ၊ ကုန်သော။ တေ သင်္ခါရာ၊ ထိုသင်္ခါရတရားတို့သည်။ အတိတာ၊ လွန်ကြကုန်ပြီ။ နိရုဒ္ဓါ၊ ကွယ်ပျောက်

ချုပ်ငြိမ်း ရုပ်သိမ်းကုန်ပြီ။ ဝိပရိဏတာ၊ ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်ကြ
 ကုန်ပြီ။ အာနန္ဒ၊ နွာ။ သင်္ခါရာ၊ တို့သည်။ ဧဝံ အနိစ္စာ ခေါ်၊ ဤသို့ မမြဲကြကုန်
 သည်သာ။ အာနန္ဒ၊ နွာ။ သင်္ခါရာ၊ တို့သည်။ ဧဝံ အဒ္ဓါဝါ ခေါ်၊ ဤသို့ မမြဲမြဲ
 မတည်တံ့ အရှည်မခံကြကုန်သည်သာ။ အာနန္ဒ၊ နွာ။ သင်္ခါရာ၊ တို့သည်။ ဧဝံ
 အနဿာသိကာ ခေါ်၊ ဤသို့ သက်သာရာ မရှိကုန်သည်သာ။ ဝါ၊ ဤသို့ သက်
 သာခွင့် မရှိကြကုန်သည်သာ။ အာနန္ဒ၊ နွာ။ ယာဝ စ၊ အလွန်အက်သာလျှင်။
 [ဣဒံ-ကား နိပါတ်မျှသာ] သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတရား
 တို့၌။ နိဗ္ဗိန္ဒိတံ၊ ငြီးငွေ့စိတ်ပျက်ခြင်းငှါ။ အလမေဝ၊ ထိုက်တော့သည်သာ။
 ဝိရဇိတံ၊ တပ်ခြင်းကင်းခြင်းငှါ။ အလံ ဝေ၊ သည်သာ။ [ဧဝ-လိုက်ယှဉ်၍
 ယောဇနာသည်] ဝိမုစ္စိတံ၊ လွတ်ကင်းခြင်းငှါ။ အလံ ဝေ၊ သည်သာ။

အာနန္ဒ၊ နွာ။ အဟံ၊ သည်။ ဆက္ခတ္တံ၊ ခြောက်ကြိမ်။ ဣမသ္မိံ ပဒေသေ၊
 ဤ ကုသိနာရပြည်အရပ်၌။ သရီရံ၊ ကိုယ်ကို။ နိက္ခိပိတာ၊ ချအပ်ဘူးပြီဟူ၍။
 အဘိဇာနာမိ၊ သိတော်မူ၏။

တနည်း။ အာနန္ဒ၊ နွာ။ အဟံ၊ သည်။ ဆက္ခတ္တံ၊ ကြိမ်။ ဣမသ္မိံ
 ပဒေသေ၊ ၌။ သရီရံ၊ ကို။ နိက္ခိပိတာ၊ ချဘူး၏ဟူ၍။ အဘိဇာနာမိ၊ မူ၏။
 [ဤနည်းကား— နိက္ခိပိတာ ဟူသော ပါဠိနှင့်အညီ ယောဇနာသော
 နည်းတည်း]။

တနည်း။ အာနန္ဒ၊ နွာ။ အဟံ၊ သည်။ ဆက္ခတ္တံ၊ ကြိမ်။ ဣမသ္မိံ
 ပဒေသေ၊ ၌။ သရီရံ၊ ကို။ (ပုဗ္ဗေ၊ ရှေး၌။ ဝါ၊ ရှေးက။) နိက္ခိပိတာ၊ ချဘူး၍။
 (ဣဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။) အဘိဇာနာမိ၊ မူ၏။ [ဤနည်း
 ကား— နိက္ခိပိတာ-ဟူသောပါဠိနှင့်အညီ ယောဇနာသောနည်းတည်း။]

တဉ္စ ခေါ် သရီရံ၊ ထိုကိုယ်ကိုလည်း။ စက္ကဝတ္တိ၊ သော။ ဓမ္မိကော၊ သော။
 ဓမ္မရာဇာ၊ သော။ စာတုရန္တော၊ သော။ ဝိဇိတာဝိ၊ သော။ ဇနပဒတ္တာဝရိယ-
 ပတ္တော၊ သော။ သတ္တရတနသမန္နာဂတော၊ သော။ ရာဇာဝ၊ သည်သာလျှင်။
 သမာနော၊ ဖြစ်လျက်။ နိက္ခိပိတာ၊ ဟူ၍။ အဘိဇာနာမိ၊ မူ၏။ [လိုက်စပ်
 သည်။] အဟံ သရီရနိက္ခေပေါ၊ ဤကိုယ်တော်ကိုချခြင်းသည်။ သတ္တမော၊
 ခုနစ်ဆက်တို့၏ ပြည့်ကြောင်းဖြစ်သော။ နိက္ခေပေါ၊ ချခြင်းပေတည်း။

အာနန္ဒ၊ နွာ။ ယတ္ထ ယသ္မိံ ပဒေသေ၊ အကြင်အရပ်၌။ တထာဂတော၊ သည်။
 အဋ္ဌမံ၊ ရှစ်ဆက်တို့၏ ပြည့်ကြောင်းဖြစ်သော။ သရီရံ၊ ကို။ နိက္ခိပေယျ၊ ရာ၏။
 တံ ပဒေသံ၊ ကို။ သဒေဝကော၊ သော။ သမာရကော၊ သော။ သဗြဟ္မကော၊
 သော။ လောကော၊ ၌လည်းကောင်း။ သဿမဏဗြာဟ္မဏိယာ၊ သော။ သဒေဝ-

မနုဿာယ၊ သော။ ပဇာယ၊ ခွံလည်းကောင်း။ (အပ္ပဋ္ဌိဟတေန၊ သော။ သဗ္ဗညုတ-
ညာဏစက္ခုနာ၊ ဖြင့်။ သြလောကေန္တောပိ၊ သော်လည်း။) န သမနုပဿာမိ၊
မမ္ပ”။ ဣတိ၊ သို့။ အဝေါစ၊ မူပိ။

ဘဂဝါ၊ သည်။ ဣဒံ သုတ္တံ၊ ဤမဟာသုဒဿနသုတ်ကို။ အဝေါစ၊ မူပိ။
သုဂတော၊ သော။ သတ္တာ၊ သည်။ ဣဒံ သုတ္တံ၊ ကို။ ဝတှာန၊ မူပိး၍။ အထ
ပစ္စာ၊ ခွံ။ အပရံ၊ သော။ တေဂါထာဗန္ဓံ၊ ကို။ အဝေါစ၊ မူပုန်ပိ။ ကိံ၊ သို့။
အဝေါစ၊ နည်း။

“သင်္ခါရာ၊ ကံ၊ စိတ်၊ ဥတု အာဟာရတည်းဟူသော လေး
ပါးသော အကြောင်းတရားတို့သည် ပေါင်း၍ ပြုပြင်စီရင်အပ်
ကုန်သော တေဘူမက သင်္ခါရတို့သည်။ အနိစ္စာ ဝတ၊ ဖြစ်ပြီး၍
ထင်ရှားမရှိခြင်း၊ ပျက်စီးလွယ်ခြင်းကြောင့် သြော်မမြဲကုန်လေစွ
တကား။ ဝါ၊ ဖြစ်ပြီး၍ ထင်ရှားမရှိခြင်း၊ ပျက်စီးလွယ်
ခြင်းကြောင့် မမြဲကုန်လေစွ သြော်။ (ကသ္မာ၊ ကြောင့်။)
သင်္ခါရာ၊ တို့သည်။ အနိစ္စာ၊ ကုန်သနည်း။ (ယသ္မာ၊ ကြောင့်။)
သင်္ခါရာ၊ တို့သည်။ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်ခြင်း၊ ပျက်ခြင်း၊
သဘောရှိကုန်၏။ ဥပ္ပဇိတွာ၊ ဖြစ်ကုန်ပြီး၍။ နိရုဇ္ဈန္တိ၊ ကွယ်
ပျောက် ချုပ်ငြိမ်း ရုပ်သိမ်းကုန်၏။ (တသ္မာ၊ ကြောင့်။)
သင်္ခါရာ၊ တို့သည်။ အနိစ္စာ ဝတ၊ တကား။ တေသံ သင်္ခါရာနံ၊
တို့၏။ ဝပသမော၊ ဘဝဇာတ်သိမ်း အေးငြိမ်းရာဖြစ်သော
နိဗ္ဗာန်သည်သာ။ သုခေါ၊ စင်စစ်ကေန အမှန်မူချ ချမ်းသာ
ခဲပေ၏။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပိ။

ဣတိ ဧဝံ၊ ဖြင့်။ သုတံ၊ အပ်ပါပြီ။ ဣတိ၊ သို့။ ဝိဿဇေသိ၊ ပြီ။ ဣတိ၊
ဤတွင် မဟာသုဒဿနသုတ်ကို ဆိုရန်စကားရပ် ပြီးဆုံးလတ်၍ လက်စသတ်
လိုက်ပြီ။

စတုတ္ထံ၊ သော။ မဟာသုဒဿနသုတ္တံ၊ သည်။
နိဋ္ဌိတံ၊ ပြီ။

၅-ဇနဗသဘသုတ်

နာတိကိယာဒိဗျာကရဏ

[ဝေ မေ သုတ်-အစရှိသောပါဌ်များကို သီလက္ခန္ဓဝဂ် ဗြဟ္မဇာလ သုတ်တွင် ပြည့်ပြည့်စုံစုံ ယောဇနာခဲ့ပြီ။]

၂၇၃။ ဧကံ၊ သော။ သမယံ၊ ဌ။ ဝါ၊ လုံး။ ဘဂဝါ၊ သည်။ နာတိကော၊ နာတိကရွာ၌။ ဝါ၊ အဆွအမျိုးတို့၏ရွာ၌။ ဝါ၊ အဆွအမျိုးတို့၏ ရွာတို့တွင် တခုသောရွာ၌။ ဂိဉ္ဇကာဝသထေ၊ အုဋ်ကျောင်း၌။ ဝါ၊ အုဋ်တိုက်၌။ ဝိဟရတိ၊ မူ၏။ ယေန သမယေန၊ ဌ။ ဘဂဝါ၊ သည်။ နာတိကော၊ ဌ။ ဂိဉ္ဇကာဝသထေ၊ ဌ။ ဝိဟရတိ၊ မူ၏။ (တေန အတွက် အနိယတ်ထည့်သည်။) တေန ခေါ် ပန သမယေန၊ နာတိကရွာ အုဋ်ကျောင်းဝယ် နေတော်မူရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ ပရိတော ပရိတော၊ နာတိကရွာ၏ အနီးဖြစ်ကုန် အနီးဖြစ်ကုန်သော။ ဝါ၊ နာတိကရွာ၏ ဝန်းကျင်ပတ်လည်ဖြစ်ကုန် ဝန်းကျင်ပတ်လည်ဖြစ်ကုန်သော။ ဇနပဒေသု၊ ဇနပုဒ်တို့၌။ အဗ္ဘတိတေ၊ လွန်ကုန်ပြီးသော။ ကာလင်္ဂတေ၊ ပြုအပ်ပြီးသော အသက်ရှင်ရာကာလ ရှိကြကုန်သော။ ဝါ၊ သေကြကုန်ပြီးသော။ ပရိစာရကေ၊ အလုပ်အကျွေး ဖြစ်ကြကုန်သော ဥပါသကာတို့ကို။ ဥပပတ္တိသု၊ မဂ်ညာဏ်၏ ဖြစ်ခြင်း၊ ကောင်းမှု၏ဖြစ်ခြင်းတို့၌။ ဗျာကရောတိ၊ ဖြေဆိုတော် မူ၏။ ကာသိကောသလေသု၊ ကာသိဇနပုဒ်၊ ကောသလဇနပုဒ်တို့၌လည်း ကောင်း။ ဝါ၊ ကာသိတိုင်း၊ ကောသလတိုင်းတို့၌ လည်းကောင်း။ ဝဇ္ဇိမလ္လေသု၊ ဝဇ္ဇိဇနပုဒ်၊ မလ္လဇနပုဒ်တို့၌လည်းကောင်း။ စေတိယဝံသေသု၊ စေတိယတိုင်း၊ ဝံသတိုင်းတို့၌လည်းကောင်း။ ကုရုပဉ္စာလေသု၊ ကုရုဇနပုဒ်၊ ပဉ္စာလဇနပုဒ် တို့၌လည်း ကောင်း။ မဇ္ဈသုရသေနေသု၊ မဇ္ဈဇနပုဒ်၊ သုရသေနဇနပုဒ်တို့၌ လည်းကောင်း။ ဝါ၊ မဇ္ဈတိုင်း၊ သုရသေနတိုင်းတို့၌ လည်းကောင်း။ အဗ္ဘတိတေ၊ ကုန်ပြီးသော။ ကာလင်္ဂတေ၊ ကုန်ပြီးသော။ ပရိစာရကေ၊ တို့ကို။ ဥပပတ္တိသု၊ တို့၌။ ဗျာကရောတိ၊ မူ၏။ [လိုက်စပ်သည်] ကိံ ၊ သို့။ ဗျာကရောတိ၊ နည်း?။ “အသု၊ ထိုအမည်ရှိသော ဥပါသကာသည်။ အမုတြ၊ ထိုအမည်ရှိသောဘဝ၌။ ဥပပဇ္ဇော၊ ဖြစ်ရပြီ။ အသု၊ သည်။ အမုတြ၊ ဌ။ ဥပပဇ္ဇော၊ ရပြီ။” (ဣတိ၊ သို့။ ဗျာကရောတိ၊ မူ၏။)

ပရောပညာသ၊ ငါးဆယ်အလွန်ရှိကုန်သော။ နာတိကိယာ၊ နာတိကရွာ၌ နေကြကုန်သော။ အဗ္ဘတိတာ၊ ကုန်ပြီးသော။ ကာလင်္ဂတာ၊ ကုန်ပြီးသော။

၁။ စေတိဝံသေသု ဟု ဆဋ္ဌမူ၌ရှိသည်။

ပရိစာရကာ၊ တို့သည်။ ပဉ္စန္ဒ၊ ငါးပါးကုန်သော။ သြရမ္ဘာဂိယာနံ၊ အောက်
 ကာမဘုံဟူသော အဘို့အစု၏ အစီးအပွားဖြစ်ကုန်သော။ ဝါ၊ အောက်ကာမ
 ဘုံသို့ သက်ရောက်စေတတ်ကုန်သော။ သံယောဇနာနံ၊ သံယောဇဉ်တို့၏။
 ပရိက္ခယာ၊ ကုန်ခြင်းကြောင့်။ သြပပါတိကာ၊ ဥပပတ်ပဋိသန္ဓေရှိကြကုန်သည်။
 ဝါ၊ တစုံတခုသောအရပ်မှ ကျလာသကဲ့သို့ ထင်ထင်ရှားရှားဖြစ်ခြင်း အလေ့
 ရှိကုန်သည်။ တတ္ထ တသို့ လောကေ၊ ထိုဗြဟ္မာ့ပြည်၌။ ပရိနိဗ္ဗာယိနော၊ ပရိ-
 နိဗ္ဗာန်စံခြင်း အလေ့ရှိကြကုန်သည်။ တသ္မာ လောကာ၊ ထိုဗြဟ္မာ့ပြည်မှ။ အနာ-
 ဝတ္တိဓမ္မာ၊ တဘန် ပြန်လည်ခြင်းသဘော မရှိကုန်သည်။ ဝါ၊ တဘန် မပြန်
 လည်ခြင်းသဘော ရှိကြကုန်သည်။ ဟောန္တိ၊ ကုန်၏။

သာဓိကာ၊ အလွန်နှင့်တကွဖြစ်ကုန်သော။ နဂုတိ၊ ကိုးဆယ်သော။ နာတိ-
 ကိယာ၊ ကုန်သော။ အဗ္ဘတိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။
 ပရိစာရကာ၊ တို့သည်။ တိဏ္ဏံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊
 ကုန်ခြင်းကြောင့်။ ရာဂဒေါသမောဟာနံ၊ ရာဂ၊ ဒေါသ၊ မောဟတို့၏။
 တနုတ္တာ၊ ခေါင်းပါးကုန်သည်၏အဖြစ်ကြောင့်။ သကဒါဂါမိနော၊ သကဒါဂါမိ
 တို့သည်။ (ဟုတ္တာ၊ ကုန်၍။) သကိဒေဝ၊ တကြိမ်သာလျှင်။ ဣမံ လောကံ၊
 ဤလူ့ပြည်သို့။ အာဂန္ဓာ၊ လာကြကုန်၍။ ဒုက္ခဿ၊ တေဘူမကဝဋ်ဒုက္ခ၏။
 အန္တိ၊ ဆုံးရာဖြစ်သောနိဗ္ဗာန်ကို။ ကရိဿန္တိ၊ မျက်မှောက်ပြုကြရကုန်လိမ့်လတ္တံ့ ။

သာတိရေကာနိ၊ အလွန်နှင့်တကွဖြစ်ကုန်သော။ ပဉ္စသတာနိ၊ ငါးရာကုန်
 သော။ နာတိကိယာ၊ ကုန်သော။ အဗ္ဘတိတာ၊ ကုန်သော။ ကာလကံတာ၊
 ကုန်သော။ ပရိစာရကာ၊ တို့သည်။ တိဏ္ဏံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။
 ပရိက္ခယာ၊ ကြောင့်။ သောတာပန္နာ၊ သောတာပန်တို့သည်။ ဝါ၊ မဂ်တည်း
 ဟူသောအယဉ်သို့ ရောက်ကြကုန်ပြီးသည်။ အဝိနိပါတဓမ္မာ၊ လေးပါးသော
 အပါယ်ဘုံတို့၌ ဖောက်ပြန်စွာ ကျရောက်ခြင်း မရှိကုန်သည်။ ဝါ၊ လေးပါး
 သောအပါယ်ဘုံတို့၌ ဖောက်ပြန်စွာ ကျရောက်စေတတ်သော ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ
 တရားမရှိကုန်သည်။ နိယတာ၊ ဓမ္မနိယာမအားဖြင့် မြဲကုန်သည်။ ဝါ၊ မဂ္ဂ-
 နိယာမအားဖြင့် မြဲကုန်သည်။ သမ္မောဓိပရာယဏာ၊ လေးပါးသောသစ္စာကို
 သိပြီးသော သောတာပတ္တိမဂ်ဟူသော မြတ်သော လည်းလျောင်းရာရှိကုန်သည်။
 ဝါ၊ လေးပါးသောသစ္စာကို သိလတ္တံ့ သော သောတာပတ္တိမဂ်မှ တပါးသော
 အထက်မဂ်သုံးပါးဟူသော လည်းလျောင်းရာရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ ။
 ဣတိ၊ သို့။ ဗျာကရောတိ၊ မူ၏။

၂၇၄။ နာတိကိယာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ အသောသံ၊
 ကြားသိကြရကုန်ပြီ။ တနည်း။ အသောသံ ခေါ်၊ ကြားသိကြရကုန်ပြီး
 သည်သာ။ ကိံ၊ အဘယ်သို့။ အသောသံ၊ ကုန်သနည်း။ “တဂဝါ၊ သည်။

ပရိတော ပရိတော၊ ကုန်သော။ ဇနပဒေသု၊ တို့၌။ အဗ္ဘတိတော၊ ကုန်သော။
 ကာလကံတော၊ ကုန်သော။ ပရိစာရကော၊ တို့ကို။ ဥပပတ္တိသု၊ တို့၌။ ဗျာကရော-
 တိ ကိရ၊ ဖြေဆိုတော်မူသတတ်။ ဝါ။ သတံ။ ကာသိကောသလေသု၊ တို့၌
 လည်းကောင်း။ ဝဇ္ဇိမလ္လေသု၊ တို့၌လည်းကောင်း။ စေတိယ ဝံသေသု၊ တို့၌
 လည်းကောင်း။ ကုရုပဉ္စာလေသု၊ တို့၌လည်းကောင်း။ မဇ္ဈသုရသေနေသု၊ တို့၌
 လည်းကောင်း။ အဗ္ဘတိတော၊ ကုန်သော။ ကာလကံတော၊ ကုန်သော။ ပရိစာ-
 ရကော၊ တို့ကို။ ဥပပတ္တိသု၊ တို့၌။ ဗျာကရောတိ ကိရ၊ သတံ။ ကိံ ၊ အဘယ်
 သို့။ ဗျာကရောတိ၊ နည်း။ “အသု၊ သည်။ အမုတြ၊ ၌။ ဥပပန္နော၊ ပြီ။ အသု၊
 သည်။ အမုတြ၊ ၌။ ဥပပန္နော၊ ပြီ” ။ ဣတိ၊ သို့။ ဗျာကရောတိ ကိရ၊ သတတ်။

ပရောပညာသ၊ ကုန်သော။ နာတိကိယာ၊ ကုန်သော။ အဗ္ဘတိတာ၊
 ကုန်သော။ ကာလကံတာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ ပဉ္စန္ဒ၊
 ကုန်သော။ ဩရမ္ဘာဂိယာနံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊
 ကြောင့်။ ဩပပါတိကာ၊ ကုန်သည်။ တတ္ထ-တသ္မိံ ၊ လောကော၊ ၌။ ပရိနိဗ္ဗာ-
 ယိနော၊ ကုန်သည်။ တသ္မာ လောကာ၊ မှ။ အနာဝတ္တိဓမ္မာ၊ ကုန်သည်။
 ဟောန္တိ၊ ကုန်၏။

သာဓိကာ၊ ကုန်သော။ နဂုတိ၊ သော။ နာတိကိယာ၊ ကုန်သော။ အဗ္ဘ-
 တိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။
 တိဏ္ဏံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ရာဂဒေါသ-
 မောဟာနံ၊ တို့၏။ တနုတ္တာ၊ ကုန်ခြင်းကြောင့်။ သကဒါဂါမိနော၊ တို့သည်။
 (ဟုတ္တာ၊ ကုန်၍။) သကိဒေဝ၊ သာလျှင်။ ဣမံ လောကံ၊ သို့။ အာဂန္ဓာ၊
 ကုန်၍။ ဒုက္ခဿ၊ ၏။ အန္တံ၊ ကို။ ကရိယန္တိ၊ ကုန်လိမ့်လတ္တံ့ ။

သာတိရေကာနိ၊ ကုန်သော။ ပဉ္စသတာနိ၊ ကုန်သော။ နာတိကိယာ၊ ကုန်
 သော။ အဗ္ဘတိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ ပရိစာရကာ၊
 တို့သည်။ တိဏ္ဏံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။
 သောတာပန္နာ၊ တို့သည်။ အဝိနိပါတဓမ္မာ၊ ကုန်သည်။ နိယတာ၊ ကုန်သည်။
 သမ္မောဓိပရာယဏာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ သို့။ ဗျာကရောတိ
 ကိရ၊ သတတ်” ။ ဣတိ၊ သို့။ အသောသံ၊ ကုန်ပြီ။ တနည်း။ အသောသံ
 ခေါ၊ ကုန်ပြီးသည်သာ။

နာတိကိယာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ ဘဂဝတော၊ ၏။ ပဉ္စာ-
 ဝေယျာကရဏံ၊ သဗ္ဗညုတဉာဏ်ဖြင့် ပိုင်းခြား၍ ပြဿနာကိုဖြေဆိုတော်မူခြင်း
 ကို။ သုတ္တာ၊ ကုန်၍။ ဝါ၊ ကုန်သည်ရှိသော်။ ဝါ၊ ကုန်ခြင်းကြောင့်။ တေန
 စ၊ ထိုသို့ အနာဂါမိ၏အဖြစ်၊ သကဒါဂါမိ၏အဖြစ်၊ သောတာပန်၏ အဖြစ်
 ကြောင့်သာလျှင်။ အတ္တမနာ၊ မိမိစိတ်ရှိကြကုန်သည်။ ဝါ၊ ပီတိ၊ သောမနဿ

တို့သည် ယူအပ်သော စိတ်ရှိကြကုန်သည်။ ပမုဒိတာ၊ အပြားအားဖြင့် ဝမ်း
မြောက်ကြကုန်သည်။ ပီတိသောမနဿဇောတာ၊ ဖြစ်သော ပီတိ၊ သောမနဿ
ရှိကြကုန်သည်။ အဟေသံ၊ ကုန်ပြီ။

တနည်း။ နာတိကိယာ၊ ကုန်သော။ တေ ပရိစာရကော၊ တို့သည်။ ဘဂဝ-
တော၊ ၏။ ပဉ္စာဝေယျာကရဏံ၊ ကို။ သုတံ၊ စ၊ ကုန်၍သာလျှင်။ ဝါ၊ ကုန်ခြင်း
ကြောင့်သာလျှင်။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသော-
မနဿဇောတာ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။ [ဤနည်း၌-န-သဒ္ဒါကား
နိပါတ်မျှသာ။]

၂၇၅။ အာယသ္မာ အာနန္ဒော၊ သည်။ အသောသိ၊ ပြီ။ တနည်း။
အသောသိ ခေါ်၊ ပြီးသည်သာ။ ကိံ၊ သို့။ အသောသိ၊ နည်း?။ “ဘဂဝါ၊
သည်။ ပရိတော ပရိတော၊ ကုန်သော။ ဇနပဒေသု၊ တို့၌။ အဗ္ဘတိတေ၊
လွန်ကုန်ပြီးသော။ ကာလကံတေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ ဥပပတ္တိသု၊
တို့၌။ ဗျာကရောတိ ကိရ၊ သတတ်။ ကာသိကောသလေသု၊ တို့၌လည်းကောင်း။
ဝဇ္ဇိမလ္လေသု၊ တို့၌လည်းကောင်း။ စေတိယဝံသေသု၊ တို့၌လည်းကောင်း။ ကုရု-
ပဉ္စာလေသု၊ တို့၌လည်းကောင်း။ မဇ္ဈသုရသေနေသု၊ တို့၌လည်းကောင်း။
အဗ္ဘတိတေ၊ ကုန်သော။ ကာလကံတေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။
ဥပပတ္တိသု၊ တို့၌။ ဗျာကရောတိ ကိရ၊ သတံ။ ကိံ၊ အဘယ်သို့။ ဗျာကရောတိ၊
နည်း?။ ‘အသု၊ သည်။ အမုတြ၊ ၌။ ဥပပန္နော၊ ပြီ။ အသု၊ သည်။ အမုတြ၊
၌။ ဥပပန္နော၊ ပြီ။’ ဣတိ၊ ဤသို့။ ဗျာကရောတိ ကိရ၊ သတတ်။

ပရောပညာသ၊ ကုန်သော။ နာတိကိယာ၊ ကုန်သော။ အဗ္ဘတိတာ၊ ကုန်
သော။ ကာလကံတာ၊ ကုန်သော။ ပရိစာရကော၊ တို့သည်။ ပဉ္စန္ဒ၊ ကုန်သော။
ဩရမ္ဘာဂိယာနံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။
ဩပပါတိကာ၊ ကုန်သည်။ တတ္ထ တသ္မိံ လောကေ၊ ၌။ ပရိနိဗ္ဗာယိနော၊
ကုန်သည်။ တသ္မာ လောကာ၊ မှ။ အနာဝတ္တိဝေဿ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။

သာမိကာ၊ ကုန်သော။ နုဇုတိ၊ သော။ နာတိကိယာ၊ ကုန်သော။ အဗ္ဘ-
တိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ ပရိစာရကော၊ တို့သည်။ တိဏ္ဍံ၊
ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ရာဂဒေါသမောဟာနံ၊
တို့၏။ တနုတ္တာ၊ ကုန်ခြင်းကြောင့်။ သကဒါဂါမိနော၊ တို့သည်။ (ဟုတံ၊
ကုန်၍။) သကိဒေဝ၊ သာလျှင်။ ဣမံ လောကံ၊ သို့။ အာဂန္တော၊ ကုန်၍။ ဒုက္ခဿ၊
၏။ အန္တံ၊ ကို။ ကရိယန္တိ၊ ကုန်လိမ့်လတ္တံ့။ ။

သာတိရေကာနိ၊ ကုန်သော။ ပဉ္စသတာနိ၊ ကုန်သော။ နာတိကိယာ၊ ကုန်သော။ အပ္ပတိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ တိဏ္ဏံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ သောတာပန္နာ၊ တို့သည်။ အဝိနိပါတဓမ္မာ၊ ကုန်သည်။ နိယတာ၊ ကုန်သည်။ သမ္မောဓိပရာယဏာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့။ ဗျာကရေတိ ကိရ၊ သတတ်။

နာတိကိယာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ ဘဂဝတော၊ ၏။ ပဉ္စာဝေယျာကရဏံ၊ ကို။ သုတ္တာ၊ ကုန်၍။ ဝါ၊ ကုန်သည်ရှိသော်။ ဝါ၊ ကုန်ခြင်းကြောင့်။ တေန စ၊ ကြောင့်သာလျှင်။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇာတာ၊ ကုန်သည်။ အဟေသံ ကိရ၊ ကုန်ပြီသတဲ့။ တနည်း။ နာတိကိယာ၊ ကုန်သော။ တေ ပရိစာရကာ၊ တို့သည်။ ဘဂဝတော၊ ၏။ ပဉ္စာဝေယျာကရဏံ၊ ကို။ သုတ္တာ စ၊ ကုန်၍သာလျှင်။ ဝါ၊ ကုန်ခြင်းကြောင့်သာလျှင်။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇာတာ၊ ကုန်သည်။ အဟေသံ ကိရ၊ ကုန်သတတ်။ ဣတိ၊ ဤသို့။ အသောသိ၊ ပြီ။ တနည်း။ အသောသိ ခေါ်၊ ပြီးသည်သာ။

အာနန္ဒပရိကထာ

၂၇၆။ အထ တသ္မိံ ကာလေ၊ ကြားသိရရာ ထိုအခါ၌။ အာယသ္မတော အာနန္ဒဿ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “မာဂဓော၊ ကုန်သော။ အပ္ပတိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ ဣမေ ပရိစာရကာ အပိ၊ တို့သည်လည်း။ ဗဟူ စေဝ၊ များကုန်သည်လည်းကောင်း။ ရတ္တည၊ စ၊ ညဉ့်အပိုင်းအခြားကို သိလေ့ရှိကြ ကုန်သည်လည်းကောင်း။ အဟေသံ၊ ကုန်ပြီ။ အင်္ဂမဂဓာ၊ အင်္ဂဇနပုဒ်၊ မဂဇနပုဒ်တို့သည်။ ဝါ၊ အင်္ဂတိုင်း၊ မဂဇတိုင်းတို့သည်။ အင်္ဂမာဂဓကေဟိ၊ ကုန်သော။ အပ္ပတိတေဟိ၊ ကုန်သော။ ကာလကံတေဟိ၊ ကုန်သော။ ပရိစာရကေဟိ၊ တို့မှ။ သုညာ မညေ၊ ဆိတ်ကြကုန် လေယောင်တကား။ တနည်း။ သုညာ၊ ဆိတ်ကုန်၏။ (ဣတိ၊ သို့။ အဟံ၊ သည်။) မညေ၊ အောက်မေ့မှတ်ထင်၏။

ခေါ်ပန၊ စင်စစ်ကေန အမှန်အားဖြင့်။ တေ ပရိစာရကာအပိ၊ ထို အင်္ဂတိုင်းသား၊ မဂဇတိုင်းသား အလုပ်အကျွေးဖြစ်သော ဥပါသကာတို့သည်လည်း။ ဗုဒ္ဓေ၊ ၌။ ပသန္နာ၊ ကြည်လင်ကြကုန်သည်။ ဝါ၊ ကြည်ညိုကြကုန်သည်။ ဓမ္မေ၊ ၌။ ပသန္နာ၊ ကုန်သည်။ သံသေ၊ ၌။ ပသန္နာ၊ ကုန်သည်။ သီလေသု၊ သီလ

တို့၌။ ပရိပူရကာရီနော၊ ဖြည့်ကျင့်မှုကို ပြုကြကုန်သည်။ ဝါ၊ ဖြည့်ကျင့်ခြင်းကို ပြုကြကုန်သည်။ အဟောသံ၊ ကုန်ပြီ။ အဗ္ဘတိတာ၊ ကုန်ပြီးသော။ ကာလကံ-တာ၊ ကုန်ပြီးသော။ တေ ပရိစာရကာ၊ တို့ကို။ ဘဂဝတာ၊ သည်။ အဗျာ-ကတာ၊ ဖြေဆိုတော် မမူအပ်ကုန်။ တေသမ္ပိ ပရိစာရကာနံ၊ တို့ကိုလည်း။ ဝေယျာကရဏံ၊ ဖြေဆိုတော်မူခြင်းသည်။ သာဓု၊ ကောင်းသည်။ အဿ၊ ဖြစ်ခဲ့လေရာ၏။ ဗဟု၊ များစွာသော။ ဇနော၊ လူအပေါင်းသည်။ ပသီဒေယျ၊ ကြည်လင်ခဲ့လေရာ၏။ တတော၊ ထိုသို့ ကြည်လင်သည်၏ အဖြစ်ကြောင့်။ သုဂတိံ၊ ကောင်းသောဂတိသို့။ ဂစ္ဆေယျ၊ လားခဲ့လေရာ၏။

ခေါ ပန၊ သည်သာမကသေး။ မာဂဇော၊ မဂတိုင်းကို အစိုးရသော။ သေနိယော၊ များသောစစ်သည်ရှိသော။ ဗိမ္ဗိသာရော၊ ရှေ့တိုး-ရှေ့ခဲ-ရှေ့နှစ်နှင့် တူသော အတ္တဘောရီရာ၏အဖြစ်ကြောင့် ဗိမ္ဗိသာရအမည်ရှိသော။ အယံ ရာဇာ၊ ဤမင်းသည်။ ဓမ္မိကော၊ တရားရှိသည်။ ဝါ၊ တရားကိုကျင့်သည်။ ဝါ၊ တရားကို စောင့်သည်။ ဓမ္မရာဇာ၊ တရားသဖြင့် မင်းဖြစ်သည်။ နေဂမာနဉ္စေဝ၊ နိဂုံး၌ နေသည်လည်းဖြင့်ကုန်သော။ ဇာနပဒါနဉ္စ၊ ဇနပုဒ်၌ နေသည်လည်းဖြင့်ကုန်သော။ ပြာဟ္မဏဂဟပတိကာနံ၊ ပုဏ္ဏား၊ အိမ်ရှင်သူကြွယ်တို့၏။ ဟိတော၊ အကျိုးစီးပွားကို ဆောင်တတ်သည်။ အဟောသံ၊ ပြီ။

အပိဿုဒံ၊ စင်စစ်ကေန အမှန်အားဖြင့်။ မနုဿာ၊ လူတို့သည်။ ကိတ္တယ-မာနရူပါ၊ ချီးဝှဲသည်၏အဖြစ်ဟူသော သဘောရှိကြကုန်သည်။ (ဟုတွာ၊ ကုန်၍။) ဝိဟရန္တိ၊ ကုန်၏။ ကိံ၊ သို့။ ကိတ္တယမာနရူပါ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝိဟရန္တိ၊ ကုန်သနည်း။ 'ဧဝံ သို့။ နော၊ ငါတို့၏။ ဓမ္မိကော၊ သော။ ဓမ္မရာဇာ၊ သော။ သော ရာဇာ၊ သည်။ နော၊ တို့ကို။ [သိလေသနည်းကြံ၍ နှစ်ထပ်စပ်သည်။] သုခါပေတွာ၊ ချမ်းသာစေ၍။ ကာလကံတော၊ နတ်ရွာ စံတော်မူရရှာပြီ။ ဧဝံ သို့။ မယံ၊ တို့သည်။ ဓမ္မိကဿ၊ သော။ ဓမ္မရညော၊ သော။ တဿ ရညော၊ ၏။ ဝိဇိတေ၊ နိုင်ငံတော်၌။ ဖာသု၊ ချမ်းသာစွာ။ ဝါ၊ ချမ်းချမ်းသာသာ။ ဝိဟရိမှာ၊ နေခဲ့ကြရပေကုန်ပြီ။ ဣတိ၊ သို့။ ကိတ္တယမာန-ရူပါ၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။) ဝိဟရန္တိ၊ ကုန်၏။

ခေါ ပန၊ အားဖြင့်။ သော အပိ ရာဇာ၊ ထိုဗိမ္ဗိသာရမင်းသည်လည်း။ ဗုဒ္ဓေ၊ ၌။ ပသန္နော၊ သည်။ ဓမ္မေ၊ ၌။ ပသန္နော၊ သည်။ သံဃော၊ ၌။ ပသန္နော၊ သည်။ သိလေသု၊ တို့၌။ ပရိပူရကာရီ၊ သည်။ အဟောသံ၊ ပြီ။ အပိဿုဒံ၊ သည်သာမကသေး။ မနုဿာ၊ တို့သည်။ ဧဝံ သို့။ အာဟံသု၊ ကုန်ပြီ။ ကိံ၊ သို့။ အာဟံသု၊ ကုန်သနည်း။ 'မာဂဇော၊ သော။ သေနိယော၊ သော။ ဗိမ္ဗိ-သာရော၊ သော။ ရာဇာ၊ သည်။ ယာဝ မရဏကာလာပိ၊ နတ်ရွာစံတော်မူရာ

ကာလတိုင်အောင်လည်း။ ဘဂဝန္တံ၊ ကိံ။ ကိတ္တယမာနရူပေါ၊ သည်း။ (ဟုတော၊
 ရှိ။) ကာလကံတော၊ မူရုရှာပြီ။ ဣတိ-ဝေံ၊ သို့။ အာဟံသု၊ ကုန်ပြီ။ အဗ္ဘ-
 တီတော၊ သော။ ကာလကံတော၊ သော။ သော ရာဇာ၊ ကိံ။ ဘဂဝတော၊
 သည်း။ အဗျာကတော၊ မမူအပ်။ တဿပိ ရညော၊ ကိုလည်း။ ဝေယျာကရဏံ၊
 သည်း။ သာဓု၊ သည်း။ အဿ၊ ရာဇ်။ ဗဟု၊ သော။ ဇနော၊ သည်း။ ပသိ-
 ဒေယျ၊ ရာဇ်။ တတော၊ ကြောင့်။ သုဂတိံ၊ သို့။ ဂစ္ဆေယျ၊ ရာဇ်။

ခေါ ပန၊ သည်သာမကသေး။ ဘဂဝတော၊ ဇ်။ သမ္မောဓိ၊ ကိယ်တိုင်
 လေးပါးသောသစ္စာကို သိတတ်သော အရဟတ္တမဂ်ဉာဏ်သည်။ ဝါ၊ ကိယ်တိုင်
 ညေယျမေ့ကို သိတတ်သော သဗ္ဗညုတဉာဏ်သည်။ မဂဓေသု၊ မဂဓနေပုဒ်တို့၌။
 ဝါ၊ မဂဓတိုင်းတို့၌။ (ဟောတိ၊ ဇ်။) ယတ္ထ ယေသု မဂဓေသု၊ တို့၌။ ဘဂဝ-
 တော၊ ဇ်။ သမ္မောဓိ၊ သည်း။ ဟောတိ၊ ဇ်။ တတြ တေသု မဂဓေသု၊ တို့၌။
 ဘဂဝါ၊ သည်း။ ကထံ၊ အဘယ်အကြောင်းကြောင့်။ မာဂဓကော၊ ကုန်သော။
 အဗ္ဘတီတော၊ ကုန်ပြီးသော။ ကာလကံတော၊ ကုန်သော။ ပရိစာရကော၊ တို့ကို။
 ဥပပတ္တိသု၊ တို့၌။ န ဗျာကရေယျ၊ ဖြေဆိုတော်မမူဘဲရှိရာပါအံ့နည်း။ ခေါ ပန၊
 စင်စစ်ကေန အမှန်အားဖြင့်။ ဘဂဝါ၊ သည် [ဤ၌-ဘဂဝါ-နောင်-စေ-
 ဟု ရှိကြသည်။ စေ-ဟု ရှိမှ သင့်မြတ်မည်]။ မာဂဓကော၊ ကုန်သော။ အဗ္ဘ-
 တီတော၊ ကုန်သော။ ကာလကံတော၊ ကုန်သော။ ပရိစာရကော၊ တို့ကို။ ဥပပတ္တိသု၊
 တို့၌။ စေ န ဗျာကရေယျ၊ အကယ်၍ဖြေဆိုတော် မမူခဲ့ငြားအံ့။ (ဝေံ အဗျာ-
 ကရောန္တေ၊ သော်။) တေန အဗျာကရဏေန၊ ထိုသို့ ဖြေဆိုတော်မမူ
 ခြင်းကြောင့်။ မာဂဓကော၊ ကုန်သော။ ပရိစာရကော၊ တို့သည်။ ဒီနမနာ၊ ဆင်း
 ရဲသောစိတ်ရှိကြကုန်သည်။ အဿ၊ ဖြစ်ခဲ့လေကုန်ရာဇ်။ ယေန ကာရဏေန၊
 အကြင်အကြောင်းကြောင့်။ မာဂဓကော၊ ကုန်သော။ ပရိစာရကော၊ တို့သည်။
 ဒီနမနာ၊ ကုန်သည်။ အဿ၊ ကုန်ရာဇ်။ (တေန ကာရဏေန၊ ထိုအကြောင်း
 ကြောင့်။) ကထံ၊ အဘယ်သို့။ ဝါ၊ အဘယ်ပုံ။ ဝါ၊ အဘယ်အကြောင်းကြောင့်။
 ဘဂဝါ၊ သည်း။ တေ ပရိစာရကော၊ တို့ကို။ န ဗျာကရေယျ၊ ဖြေဆိုတော်မမူဘဲ
 ရှိရာပါအံ့နည်း။ ဣတိ ဧတံ ပရိဝိတက္ကန္တံ၊ သည်း။ အဟောသိ၊ ပြီ။

၂၇၇။ ဣဒံ-ကာရဏံ၊ ဤအကြောင်းကို။ အာယသ္မာ အာနန္ဒော၊ သည်း။
 မာဂဓကော၊ ကုန်သော။ ပရိစာရကော၊ တို့ကို။ အာရဗ္ဗ၊ အကြောင်းပြု၍။
 ဧကော၊ တယောက်ထည်းတည်း။ ရဟော၊ ဆိတ်ငြိမ်ရာဒေရပ်၌။ အနုဝိစိန္တေ-
 တော၊ အဘန်ဘန် ကြံပြီး၍။ ရတ္တိယာ၊ ညဉ့်ဇ်။ ဝါ၊ တွင်။ ပစ္စုသသမယံ၊
 အမှိုက်ကိုဖျောက် အလင်းရောက်မည့် မိုးသောက်ခါနီး လင်းအားကြီးအခါ၌။
 ပစ္စုဋ္ဌာယ၊ စောစောထ၍။ ယေန ဌာနေန၊ ၌။ ဘဂဝါ၊ သည်း။ အတ္ထိ၊ မူဇ်။
 တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ဇ်။ ဥပသင်္ကမိတော၊ ပြီး၍။ ဘဂဝန္တံ၊ ကိံ။

အဘိဝါဒေတော၊ ပြီး၍။ ကေမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိဒိ၊ ၏။ ကေမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိန္ဒော ခေါ၊ သော။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊ မြတ်စွာဘုရား။ မေ၊ သည်။ ဧတံ ဝစနံ၊ ကို။ သုတံ၊ အပ်ပါပြီ။ ကိံ၊ သို့။ သုတံ၊ နည်း။ ‘ဘဂဝါ၊ သည်။ ပရိတော ပရိတော၊ ကုန်သော။ ဇနပဒေသု၊ တို့၌။ အဗ္ဘတိတေ၊ ကုန်သော။ ကာလကံတေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ ဥပပတ္တိသု၊ တို့၌။ ဗျာကရောတိ ကိရ၊ သတံ။ ကာသိကောသလေသု၊ တို့၌လည်းကောင်း။ ဝဇ္ဇိမလ္လေသု၊ တို့၌လည်းကောင်း။ စေတိယဝံသေသု၊ လည်းကောင်း။ ကုရုပဉ္စာလေသု၊ တို့၌လည်းကောင်း။ မဇ္ဈသုရသေနေသု၊ တို့၌ တို့၌လည်းကောင်း။ အဗ္ဘတိတေ၊ ကုန်ပြီးသော။ ကာလကံတေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ ဥပပတ္တိသု၊ တို့၌။ ဗျာကရောတိ ကိရ၊ သတံ။ ကိံ၊ သို့။ ဗျာကရောတိ၊ နည်း။ ‘အသု၊ သည်။ အမုတြ၊ ဌ။ ဥပပန္နော၊ ပြီ။ အသု၊ သည်။ အမုတြ၊ ဌ။ ဥပပန္နော၊ ပြီ။ ဣတိ၊ သို့။ ဗျာကရောတိ၊ ကိရ၊ သတံ။

ပရောပညာသ၊ ကုန်သော။ နာတိကိယာ၊ ကုန်သော။ အဗ္ဘတိတာ၊ ကုန်ပြီးသော။ ကာလကံတာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ ပဉ္စန္ဒ၊ ကုန်သော။ သြရမ္ဘာဂိယာနံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ သြပပါတိကာ၊ ကုန်သည်။ တတ္ထ တသ္မိံ လောကေ၊ ဌ။ ပရိနိဗ္ဗာယိနော၊ ကုန်သည်။ ‘တသ္မာ လောကာ၊ မှ။ အနာဝတ္တိဓမ္မာ၊ ကုန်သည်။ (ဟောန္တံ၊ ကုန်၏။) သာမိကာ၊ ကုန်သော။ နဝုတိ၊ သော။ နာတိကိယာ၊ ကုန်သော။ အဗ္ဘတိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ တိဏ္ဏံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ရာဂဒေါသမောဟာနံ၊ တို့၏။ တနုတ္တာ၊ ကုန်သည်၏အဖြစ်ကြောင့်။ သကဒါဂါမိနော၊ တို့သည်။ (ဟုတ္တာ၊ ကုန်၍။) သကိဒေဝ၊ သာလျှင်။ ဣမံ လောကံ၊ သို့။ အာဂန္တော၊ ကုန်၍။ ဒုက္ခဿ၊ ၏။ အန္တံ၊ ကို။ ကရိယန္တံ၊ ကုန်လိမ့်လတ္တံ။ သာတိရေကာနိ၊ ကုန်သော။ ပဉ္စသတာနိ၊ ကုန်သော။ နာတိကိယာ၊ ကုန်သော။ အဗ္ဘတိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ တိဏ္ဏံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ သောတာပန္နာ၊ ကုန်သည်။ အဝိနိပါတဓမ္မာ၊ ကုန်သည်။ နိယတာ၊ ကုန်သည်။ သမ္မောဓိပရာယဏာ၊ ကုန်သည်။ ဟောန္တံ၊ ကုန်၏။ ‘ဣတိ၊ သို့။

ဗျာကရောတိ ကိရ၊ သတံ။ နာတိကိယာ၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ ဘဂဝတော၊ ၏။ ပညာဝေယျာကရဏံ၊ ကို။ သုတ္တာ၊ ကုန်၍။ တေန စ၊ ကြောင့် သာလျှင်။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿ ဇောတာ၊ ကုန်သည်။ အဟေသုံ ကိရ၊ ကုန်ပြီတုံ။

တနည်း။ နာတိကိယာ၊ ကုန်သော။ တေ ပရိစာရကာ၊ တို့သည်။ ဆဂ-
ဝတော၊ ၏။ ပဉ္စာဝေယျာကရဏံ၊ ကို။ သုတွာ စ၊ ကုန်၍သာလျှင်။ ဝါ၊
ကုန်ခြင်းကြောင့်သာလျှင်။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။
ပီတိသောမနုဿဇာတာ၊ ကုန်သည်။ အဟေသံ ကိရ၊ ကုန်ပြီတဲ့။ ဣတိ၊ သို့။
သုတံ၊ အပ်ပါပြီ။

ဘန္တေ၊ ဘုရား။ ခေါ၊ ပန၊ စင်စစ်ကေန အမှန်အားဖြင့်။ မာဂကော၊
ကုန်သော။ အဗ္ဘတိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ ဣမေ အပိ
ပရိစာရကာ၊ တို့သည်လည်း။ ဗဟူ စေဝ၊ ကုန်သည်လည်းကောင်း။ ရတ္တညူ စ၊
ကုန်သည်လည်းကောင်း။ အဟေသံ၊ ပါကုန်ပြီ။ အင်္ဂမဂဓာ၊ တို့သည်။ အင်္ဂ-
မာဂဓကေဟိ၊ ကုန်သော။ အဗ္ဘတိတေဟိ၊ ကုန်သော။ ကာလကံတေဟိ၊
ကုန်သော။ ပရိစာရကေဟိ၊ တို့မှ။ သုညာ မညေ၊ ကုန်ယောင်တကား။ တနည်း။
သုညာ၊ ကုန်၏။ (ဣတိ၊ သို့။ အဟံ၊ သည်။) မညေ၊ ပါ၏။ ဘန္တေ၊ ဘုရား။
ခေါ၊ ပန၊ အားဖြင့်။ တေအပိ ပရိစာရကာ၊ တို့သည်လည်း။ ဗုဒ္ဓေ၊ ဌ။ ပသန္နာ၊
ကုန်သည်။ ဓမ္မေ၊ ဌ။ ပသန္နာ၊ ကုန်သည်။ သံဃေ၊ ဌ။ ပသန္နာ၊ ကုန်သည်။
သီလေသု၊ တို့၌။ ပရိပုရကာရိနော၊ ကုန်သည်။ အဟေသံ၊ ပါကုန်ပြီ။ အဗ္ဘ-
တိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ တေ ပရိစာရကာ၊ တို့ကို။
ဆဂဝတာ၊ သည်။ အဗျာကတာ၊ ဖြေဆိုတော်မူအပ်ပါကုန်။ တေသမ္ပိ ပရိ-
စာရကာနံ၊ တို့ကိုလည်း။ ဝေယျာကရဏံ၊ သည်။ သာဓု၊ သည်။ အဿ၊
ပါ၏။ ဗဟု၊ သော။ ဇနော၊ သည်။ ပသီဒေယျ၊ ရာပါ၏။ တတော၊ ကြောင့်။
သုဂတိံ၊ သို့။ ဂစ္ဆေယျ၊ ရာပါ၏။

ဘန္တေ၊ ဘုရား။ ခေါ၊ သည်သာမကသေးပါ။ မာဂဓော၊ သော။ သေနိ-
ယော၊ သော။ ဗိမ္ဗိသာရော၊ သော။ အယံ အပိ ရာဇာ၊ သည်လည်း။ ဓမ္မိ-
ကော၊ သည်။ ဓမ္မရာဇာ၊ သည်။ နေဂမာနုဉ္ဇေဝ၊ ကုန်သော။ ဇာနပဒါနုဉ္ဇေ၊
ကုန်သော။ ဗြာဟ္မဏဂဟပတိကာနံ၊ တို့၏။ ဟိတော၊ သည်။ အဟေသံ၊ ပါပြီ။
အပိဿ၊ အားဖြင့်။ မနုဿာ၊ တို့သည်။ ကိတ္တယမာနုရူပါ၊ ကုန်သည်။ (ဟုတွာ၊
ကုန်၍။) ဝိဟရန္တိ၊ နေကြရှာပါကုန်၏။ ကိံ၊ သို့။ ကိတ္တယမာနုရူပါ၊ ကုန်သည်။
ဟုတွာ၊ ကုန်၍။ ဝိဟရန္တိ၊ ကုန်သနည်း။ ‘ဝေံ၊ သို့။ နော၊ တို့၏။ ဓမ္မိကော၊
သော။ ဓမ္မရာဇာ၊ သော။ သော ရာဇာ၊ သည်။ နော၊ တို့ကို။ သုခါပေတွာ၊
၍။ ကာလကံတော၊ ရှာလေပြီ။ ဝေံ၊ သို့။ မယံ၊ တို့သည်။ ဓမ္မိကဿ၊ သော။
ဓမ္မရညော၊ သော။ တဿ ရညော၊ ၏။ ဝိဇိတော၊ ဌ။ ဖာသု၊ စွာ။ ဝိဟရိမှာ၊
ကုန်ပြီ။ ဣတိ၊ သို့။ ကိတ္တယမာနုရူပါ၊ ကုန်သည်။ ဟုတွာ၊ ကုန်၍။ ဝိဟရန္တိ၊
ရှာပါကုန်၏။ ဘန္တေ၊ ဘုရား။ ခေါ၊ ပန၊ အားဖြင့်။ သောအပိ ရာဇာ၊
သည်လည်း။ ဗုဒ္ဓေ၊ ဌ။ ပသန္နော၊ သည်။ ဓမ္မေ၊ ဌ။ ပသန္နော၊ သည်။
သံဃေ၊ ဌ။ ပသန္နော၊ သည်။ သီလေသု၊ တို့၌။ ပရိပုရကာရိ၊ သည်။

အဟောသိ၊ ပါပြီ။ အပိဿုဒံ၊ သေး၊ မနုဿာ၊ တို့သည်။ ဧဝံ၊ သို့။ အာဟံသု၊
 ပါကုန်ပြီ။ ကိံ၊ သို့။ အာဟံသု၊ ကုန်သနည်း။ မာဂဓော၊ သော။ သေနိ-
 ယော၊ သော။ ဗိမ္ဗိသာရော၊ သော။ ရာဇာ၊ သည်။ ယာဝ မရဏကာလာပိ၊
 တိုင်အောင်လည်း။ ဘဂဝန္တံ၊ ကို။ ကိတ္တယမာနုရူပေါ၊ သည်။ (ဟုတွာ၊ ရှိ။)
 ကာလကံတော၊ ရှာပြီ။ ဣတိ-ဧဝံ၊ သို့။ အာဟံသု၊ ပါကုန်ပြီ။ အဗ္ဘတိတော၊
 သော။ ကာလကံတော၊ သော။ သော-ရာဇာ၊ ကို။ ဘဂဝတာ၊ သည်။
 အဗျာကတော၊ အပ်ပါ။ တဿပိ-ရညော၊ ကိုလည်း။ ဝေယျာကရဏံ၊ သည်။
 သာဓု၊ သည်။ အဿ၊ ရာပါ၏။ ဗဟု၊ သော။ ဇနော၊ သည်။ ပသီဒေယျ၊
 ရာပါ၏။ တတော၊ ကြောင့်။ သုဂတိံ၊ သို့။ ဂစ္ဆေယျ၊ ရာပါ၏။

ဘန္တေ၊ ဘုရား။ ခေါ ပန၊ သေး။ ဘဂဝတော၊ ၏။ သမ္မောဓိ၊ သည်။
 မဂဓေသု၊ တို့၌။ ဟောတိ၊ ပါ၏။ ဘန္တေ၊ ဘုရား။ ခေါ ပန၊ အားဖြင့်။
 ဘဂဝတော၊ ၏။ သမ္မောဓိ၊ သည်။ ယတ္ထ-ယေသု မဂဓေသု၊ တို့၌။ (ဟောတိ၊
 ပါ၏။) တတြ-တေသု မဂဓေသု၊ တို့၌။ ဘဂဝါ၊ သည်။ ကထံ၊ ကြောင့်။
 မာဂဓကေ၊ ကုန်သော။ အဗ္ဘတိတေ၊ ကုန်ပြီးသော။ ကာလကံတေ၊ ကုန်
 သော။ ပရိစာရကေ၊ တို့ကို။ ဥပပတ္တိယု၊ တို့၌။ န ဗျာကရေယျ၊ ပါအံ့နည်း။
 ဘန္တေ၊ ဘုရား။ ခေါ ပန၊ အားဖြင့်။ မာဂဓကေ၊ ကုန်သော။ အဗ္ဘတိတေ၊
 ကုန်သော။ ကာလကံတေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ ဥပပတ္တိယု၊ တို့၌။
 စေ န ဗျာကရေယျ၊ မမုခဲဌားအံ့။ (ဧဝံ-အဗျာကရောန္တေ၊ သော။) တေန
 အဗျာကရဏေန၊ ကြောင့်။ မာဂဓကော၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။
 ဒီနမနာ၊ ကုန်သည်။ အဿ၊ ကုန်ရာပါ၏။ ယေန-ကာရဏေန၊ ကြောင့်။ မာဂ-
 ဓကော၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ ဒီနမနာ၊ ကုန်သည်။ အဿ၊ ကုန်ရာ
 ပါ၏။ (တေန-ကာရဏေန၊ ကြောင့်။) ဘဂဝါ၊ သည်။ ကထံ၊ ကြောင့်။ တေ
 ပရိစာရကေ၊ တို့ကို။ န ဗျာကရေယျ၊ ပါအံ့နည်း။ ဣတိ၊ သို့။ အဝေါစ၊
 ပြီ။ အာယသ္မာ အာနန္ဒော၊ သည်။ မာဂဓကေ၊ ကုန်သော။ ပရိစာရကေ၊
 တို့ကို။ အာရဗ္ဘ၊ အကြောင်းပြု၍။ ဘဂဝတော၊ ၏။ သမ္မုခါ၊ ၌။ ဣဒံ ပရိ-
 ကထံ၊ ဤပရိယာယ်ကထာကို။ ကတွာ၊ ရှိ။ အာသနာ၊ မှ။ ဥဋ္ဌာယ၊ ရှိ။
 ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိ။ ပဒက္ခိဏံ၊ ကို။ ကတွာ၊ ရှိ။ ပဏ္ဏာမိ၊ ပြီ။

၂၇၈။ အထ-တသ္မိံ ကာလေ၊ ဖဲသွားရာ ထိုအခါ၌။ ဘဂဝါ၊ သည်။
 အာယသ္မန္တေ အာနန္ဒေ၊ သည်။ အစိရပက္ကန္တေ၊ ဖဲသွားပြီးသော အရှင်အာနန္ဒာ
 အား ကြာမြင့်သောကာလမရှိသေးမီ။ ဝါ၊ ဖဲသွားပြီးရာအခါမှစ၍ မကြာမြင့်
 သေးမီ။ ပုဗ္ဗဏှသမယံ၊ ၌။ ဝါ၊ လုံး။ နိဝါသေတွာ၊ ရှိ။ ပတ္တစီဝရံ၊ ကို။ အာ-
 ဒါယ၊ မူ၍။ နာတိကံ၊ သို့။ ပိဏ္ဏာယ၊ ငါ။ ပါဝိသံ၊ မူပြီ။ နာတိကေ၊ ၌။
 ပိဏ္ဏာယ၊ ငါ။ စရိတွာ၊ မူပြီး၍။ ပစ္ဆာဘတ္တံ၊ ၌။ ပိဏ္ဏပါတပဋိက္ကန္တော၊ သည်။

(သမာနော၊ သော်။) ပါဒေ၊ တို့ကို။ ပက္ခာလေတော၊ မူပြီး၍။ ဂိဉ္ဇကာဝသထံ၊ သို့။ ပဝိသိတော၊ မူပြီး၍။ မာဂဓကေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ အာရဗ္ဗ၊ ၍။ အဋ္ဌိံ၊ ကိုယ်ဥစ္စာကိုကဲ့သို့။ ဝါ၊ အလုပ်အကျွေးဖြစ်သော ဥပါသကာတို့ဖြင့် အလိုရှိသည်ကို။ ကတော၊ မူ၍။ မနသိ၊ စိတ်၌။ ကတော၊ ထားတော်မူ၍။ တနည်း။ မနသိကတော၊ နှလုံးသွင်းတော်မူ၍။ သဗ္ဗံ၊ အလုံးစုံသော။ စေတသ၊ ကိရိယာစိတ်ဖြင့်။ သမန္နာဟရိတော၊ ကောင်းစွာဆောင်တော်မူ၍။ ဝါ၊ နှလုံးသွင်းတော်မူ၍။ ပညတ္တေ၊ သော။ အာသနေ၊ ဌ။ နိသိဒိ၊ မူပြီ။ ကိံ၊ သို့။ မနသိကတော၊ မူ၍။ သမန္နာဟရိတော၊ မူ၍။ ပညတ္တေ၊ သော။ အာသနေ၊ ဌ။ နိသိဒိ၊ မူသနည်း။ “အဟံ၊ သည်။ တေ ဘဝန္တော၊ ထိုအရှင်တို့သည်။ ယံဂတိကာ၊ အကြင်ဉာဏဂတိ ရှိကြကုန်၏။ ဝါ၊ အကြင်ဉာဏ်၏ဖြစ်ခြင်းရှိကုန်၏။ ယံအဘိသမ္ဗရာယာ၊ အကြင် ဉာဏ်၏အစွမ်းအားဖြင့် ရှေးရှုရောက်အပ်သော တမလွန်လောကရှိကြကုန်၏။ နေသံ ဘဝန္တာနံ၊ တို့၏။ တံဂတိံ၊ ကိုလည်းကောင်း။ တံအဘိသမ္ဗရာယံ၊ ကိုလည်းကောင်း။ ဇာနိဿာမိ၊ သိတော်မူရတော့အံ့”။ ဣတိ မနသိကတော၊ မူ၍။ သမန္နာဟရိတော၊ မူ၍။ ပညတ္တေ၊ သော။ အာသနေ၊ ဌ။ နိသိဒိ၊ မူပြီ။

ဘဂဝါ၊သည်။ မာဂဓကေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ အဒ္ဓသ၊ သိမြင်တော်မူပြီ။ ကိံ၊ သို့။ အဒ္ဓသ၊ နည်း။ “တေ ဘဝန္တော၊ တို့သည်။ ယံဂတိကာ၊ ကုန်၏။ ယံအဘိသမ္ဗရာယာ၊ ကုန်၏။ နေသံ ဘဝန္တာနံ၊ တို့၏။ သာ ဂတိ၊ သည်။ အယံ၊ ဤသည်ပင်တည်း။ နေသံ ဘဝန္တာနံ၊ တို့၏။ သော အဘိသမ္ဗရာယော၊ သည်။ အယံ၊ ပင်တည်း”။ [နိယမဝါကျထည့်။] ဣတိ၊ သို့။ အဒ္ဓသ၊ မူပြီ။ အထ ပစ္ဆာ၊ သိမြင်တော်မူပြီးရာကာလမှ နောက်၌။ ဘဂဝါ၊ သည်။ သာယနသမယံ၊ ၌။ ပဋိသလ္လာနာ၊ မှ။ ဝုဋ္ဌိတော၊ မူသည်။ (သမာနော၊ သော်။) ဂိဉ္ဇကာဝသထာ၊ မှ။ နိက္ခမိတော၊ မူ၍။ ဝိဟာရပစ္ဆာယာယံ၊ ကျောင်းစွန်ရိပ်၌။ ပညတ္တေ၊ သော။ အာသနေ၊ ဌ။ နိသိဒိ၊ မူပြီ။

၂၇၉။ အထ တသ္မိံ ကာလေ၊ နေတော်မူရာ ထိုအခါ၌။ အာယသ္မာ အာနန္ဒော၊ သည်။ ယေန ဌာနေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ မူ၏။ တေန ဌာနေန၊ သို့။ ဥပသကံမိ၊ ၏။ ဥပသကံမိတော၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတော၊ ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိဒိ၊ ၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ နိသိန္ဒော ခေါ၊ သော။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ ဥပသန္တပဒိသော၊ ငြိမ်သက်သောတရားကို ရှုဆင်ခြင်တော်မူပါ၏။ ဘဂဝတော၊ ၏။ မုခဝဏ္ဏော၊ မျက်နှာအဆင်းတော်သည်။ ဣန္ဒြိယာနံ၊ ခြောက်ပါးသော ဣန္ဒြေတို့၏။ ဝိပ္ပသန္တတ္တာ၊ အထူးသဖြင့် ကြည်လင်သည်၏

အဖြစ်ကြောင့်။ ဣဝါ အလွန်အကဲသာလျှင်။ ဘာတိ၊ တောက်ပပါ၏။ ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ အဇ္ဇ၊ ဤနေ့။ သန္တေန၊ ငြိမ်သက်သော။ ဝိဟာရေန၊ နေကြောင်းဖြစ်သော ဖလသမာပတ်ဖြင့်။ ဝိဟာသိ နန္ဒ၊ နေတော်မူလေယောင် တကား”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ အရှင် အာနန္ဒာကလျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ အာယသ္မန္တံ၊ အာနန္ဒံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း။ “အာနန္ဒ၊ နန္ဒာ။ တံ၊ သည်။ မာဂဓကေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ အာရဗ္ဗ၊ ရှိ။ မေ၊ ၏။ သမ္ပုခါ၊ တော်၌။ ယဒေဝ ယံ ဧဝ ပရိကထံ၊ အကြင်ပရိယာယ်စကားကိုသာလျှင်။ ကတော၊ ရှိ။ အာသနာ၊ မှ။ ဥဋ္ဌာယ၊ ရှိ။ ပက္ကန္တော၊ ဖဲသွားခဲ့ပြီ။ တဒေဝ တံ ဧဝ ပရိကထံ၊ ကိုသာလျှင်။ သုတော၊ ကြားရရှိ။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ [ထည့်စပ်သည်။] အဟံ၊ သည်။ နာတိကေ၊ ၌။ ပိဏ္ဏာယ၊ ငှါ။ စရိတော၊ မူပြီးရှိ။ ပစ္ဆာဘတ္တံ၊ ၌။ ပိဏ္ဏပါတပဋိက္ကန္တော၊ ပြီးသည်။ (သမာနော၊ သော်။) ပါဒေ၊ တို့ကို။ ပက္ခာလေတော၊ မူပြီးရှိ။ ဂိဉ္ဇကာဝသထံ၊ သို့။ ပဝိသိတော၊ မူပြီးရှိ။ မာဂဓကေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ အာရဗ္ဗ၊ မူရှိ။ အဋ္ဌိံ၊ ကို။ ကတော၊ မူရှိ။ မနသိံ၊ ၌။ ကတော၊ မူရှိ။ သဗ္ဗံ၊ သော။ စေတသာ၊ ဖြင့်။ သမန္နာဟရိတော၊ မူရှိ။ ပညတ္တော၊ သော။ အာသနေ၊ ၌။ နိသိဒိံ၊ မူပြီ။ ကိံ၊ သို့။ မနသိကတော၊ မူရှိ။ သဗ္ဗံ၊ သော။ စေတသာ၊ ဖြင့်။ သမန္နာဟရိတော၊ မူရှိ။ ပညတ္တော၊ သော။ အာသနေ၊ ၌။ နိသိဒိံ၊ မူသနည်း။ “အဟံ၊ သည်။ ဧတ ဘဝန္တော၊ တို့သည်။ ယံဂတိကာ၊ ကုန်၏။ ယံအဘိသမ္ပရာယာ၊ ကုန်၏။ နေသံ ဘဝန္တာနံ၊ တို့၏။ တံဂတိံ၊ ကိုလည်းကောင်း။ တံအဘိသမ္ပရာယံ၊ ကိုလည်းကောင်း။ ဇာနိဿာမိ၊ မူရတော့အံ့”။ ဣတိ မနသိကတော၊ မူရှိ။ သဗ္ဗံ၊ သော။ စေတသာ၊ ဖြင့်။ သမန္နာဟရိတော၊ မူရှိ။ ပညတ္တော၊ သော။ အာသနေ၊ ၌။ နိသိဒိံ၊ မူပြီ။

အာနန္ဒ၊ နန္ဒာ။ အဟံ၊ သည်။ မာဂဓကေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ အဒ္ဓသံ၊ သိမြင်တော်မူရပြီ။ ကိံ၊ သို့။ အဒ္ဓသံ၊ နည်း။ “ဧတ ဘဝန္တော၊ တို့သည်။ ယံဂတိကာ၊ ကုန်၏။ ယံအဘိသမ္ပရာယာ၊ ကုန်၏။ (တံဂတိကာ၊ ကုန်သော။ တံအဘိသမ္ပရာယာ၊ ကုန်သော။ ဧတ ဘဝန္တော၊ တို့သည်။ ဧတကာ၊ ဤမျှလောက် အတိုင်းအရှည်ရှိကုန်၏။)” ဣတိ၊ သို့။ အဒ္ဓသံ၊ မူရပြီ။

ဇနဝသဘယက္ခ

၂၇၀။ အာနန္ဒ၊ နန္ဒာ။ အထ တသ္မိံ ကာလေ၊ သိမြင်တော်မူရာ ထိုအခါ၌။ ယက္ခော၊ နတ်သားသည်။ အန္တရဟိတော၊ ကွယ်လျက်။ သဒ္ဓံ၊ အသံကို။ အနုဿာဝေသိ၊ နာကြားစေပြီ။ ဝါ၊ လျှောက်ထားပြီ။ ကိံ၊ သို့။ အနုဿာဝေသိ။

နည်း။ “ဘဂဝါ၊ ဘုရား။ အဟံ၊ သည်။ ဇနဝသဘော၊ လူတို့၌ နွားလားနှင့် တူသော အကြီးအကဲ၏အဖြစ်ကြောင့် ဇနဝသဘအမည်ရှိပါ၏။ သုဂတ၊ ဘုရား။ အဟံ၊ သည်။ ဇနဝသဘော၊ ပါ၏”။ ဣတိ၊ သို့။ အနုဿာဝေသိ၊ ပြီ။ “အာနန္ဒ၊ နွား။ တံ၊ သည်။ ဣတော၊ ဤနေ့မှ။ ပုဗ္ဗေ၊ ရှေး၌။ ဝါ၊ ရှေးက။ ဇနဝသဘောတိ၊ ဇနဝသဘဟူသော။ ယဒိဒံ ယံ ဣဒံ နာမဇေယျံ၊ အကြင် သညီဒြပ်၏ တည်ရာဖြစ်သောအမည်သည်။ အတ္ထိ၊ ၏။ ဝေရူပံ၊ ဤသို့ ဇနဝသဘဟူသော သဘောရှိသော။ နာမဇေယျံ၊ ကို။ သုတံ၊ ကြားအပ်ဘူး၏ ဟူ၍။ အဘိဇာနာသိ နော၊ သိ၏လော”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ ဣတော၊ မှ။ ပုဗ္ဗေ၊ ၌။ ဇနဝသဘောတိ၊ ဟူသော။ ယဒိဒံ ယံ ဣဒံ နာမဇေယျံ၊ သည်။ အတ္ထိ၊ ၏။ ဝေရူပံ၊ သော။ နာမဇေယျံ၊ ကို။ သုတံ၊ ဟူ၍။ န ခေါ အဘိဇာနာမိ၊ မသိရဘူးပါ။ ဘန္တေ၊ ဘုရား။ အပိစ၊ စင်စစ် သော်ကား။ ဇနဝသဘောတိ၊ ဟူသော။ နာမဇေယျံ၊ ကို။ သုတံ၊ ကြားရ သည်ရှိသော်။ ဝါ၊ ကြောင့်။ မေ၊ ၏။ လောမာနိ၊ အမွှေးတို့သည်။ ဟဋ္ဌာနိ၊ ရှင်ပါကုန်ပြီ။ ဘန္တေ၊ ဘုရား။ တဿ မယံ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပါပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း။ ‘ယဒိဒံ ယဿ ယက္ခဿ၊ အကြင်နတ်သား၏။ ဇနဝသဘောတိ၊ ဟူသော။ ယဒိဒံ ယံ ဣဒံ နာမဇေယျံ၊ သည်။ အတ္ထိ၊ ၏။ ဝေရူပံ၊ သော။ နာမဇေယျံ၊ ကို။ သုပညတ္တံ၊ ကောင်းစွာ ပညတ်အပ်ပြီ။ သော ယက္ခော၊ သည်။ ဩရကော၊ ယုတ်ညံ့အောက်ကျသည်။ န ဟိ နူန ဘဝိဿတိ၊ မဖြစ်လတ္တံ့သည်သာ။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပါပြီ”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း။ “အာနန္ဒ၊ နွား။ သဒ္ဓုပါတုဘာဝါ၊ အသံ၏ထင်ရှားဖြစ်ရာကာလမှ။ အနန္တရာ ခေါ၊ အခြား မဲ့၌သာလျှင်။ ဥဋ္ဌာရဝဏ္ဏော၊ မြတ်သောအဆင်းရှိသော။ ယက္ခော၊ သည်။ မေ၊ ၏။ သမ္ပုခါ၊ တော်၌။ ပါတုရဟောသိ၊ ထင်ရှားဖြစ်ပေါ်လာပြီ။ ပါတု- ဘဝိတုာ၊ ထင်ရှားဖြစ်ပြီး၍။ [ဈေ၊ နောက် ဆက်စပ်မိအောင် ထည့်စပ်သည်။] ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ သဒ္ဓံ၊ ကို။ အနုဿာဝေသိ၊ ပြန်ပြီ။ ကိံ၊ သို့။ အနုဿာဝေသိ၊ နည်း။ ‘ဘဂဝါ၊ ဘုရား။ အဟံ၊ သည်။ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရမင်းပါတည်း။ သုဂတ၊ ဘုရား။ အဟံ၊ သည်။ ဗိမ္ဗိသာရော၊ ပါတည်း’။ ဣတိ၊ သို့။ အနုဿာဝေသိ၊ ပြန်ပြီ။ ဣတိ၊ သို့။ အနုဿာဝေတုာ၊ ပြီး၍။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ [ဈေ၊ နောက် ဆက်စပ်မိအောင် ပုဒ်ပြင်၍

လိုက်စပ်ပြန်သည်။] ကိံ၊ သို့။ အဝေါစ၊နည်း။ ‘ဘန္တေ၊ ဘုရား။ အဟံ၊ သည်။
 ဝေဿဝဏဿ၊ ဝေဿဝဏအမည်ရှိသော။ မဟာရာဇဿ၊ နတ်မင်းကြီး၏။
 သတ္တမံ၊ ခုနစ်ကြိမ်မြောက်ဖြစ်သော။ ဣဒံ သဟဗျတံ၊ ဤ တကွဖြစ်သော
 အပေါင်းအဖော်၏အဖြစ်သို့။ ဥပပဇ္ဇာမိ၊ ကပ်ရောက်ရပါ၏။ ဝါ၊ ကပ်၍ဖြစ်ရ
 ပါ၏။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ ဣတော စာတုမဟာရာဇိကတော၊
 ဤစတုမဟာရာဇ်နတ်ပြည်မှ။ စုတော၊ ရွှေလျှောသည်။ (သမာနေော၊ သော။)
 မနုဿရာဇော၊ လူမင်းသည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှါ၊ ပဟောမိ၊ စွမ်းနိုင်ပါ၏။

ဣတော ဒေဝလောကတော၊ ဤစတုမဟာရာဇ်နတ်ပြည်မှ။ (စဝိတု၊
 စုတေ၍။ ဝါ၊ ရွှေလျှော၍။) သတ္တ၊ ခုနစ်ကြိမ်ကုန်သော။ သံသာရာနိ၊
 သံသရာတို့ တိုင်တိုင်လည်းကောင်း။ ဝါ၊ သံသရာတို့ ပတ်လုံးလည်း
 ကောင်း။ ဝါ၊ အဖန်ဖန်ဖြစ်တတ်သော ခန္ဓာအစဉ်တို့ တိုင်တိုင်လည်း
 ကောင်း။ ဝါ၊ တို့ ပတ်လုံးလည်းကောင်း။ တတော မနုဿလောကာ၊
 ထိုလူ့ပြည်မှ။ (စဝိတု၊ ၍။) သတ္တ၊ ကုန်သော။ သံသာရာနိ၊ တို့ တိုင်
 တိုင်လည်းကောင်း။ ဝါ၊ တို့ ပတ်လုံးလည်းကောင်း။ (ဣတိ၊ သို့။)
 စတုဒ္ဒသ၊ တဆယ့်လေးကြိမ်ကုန်သော။ သံသာရာနိ၊ တို့တိုင်တိုင်။ ဝါ၊
 ပတ်လုံး။ နိဝါသံ၊ ဇာတိ၏အစွမ်းအားဖြင့်နေရခြင်းကို။ ဝါ၊ ပဋိသန္ဓေ၏
 အစွမ်းအားဖြင့် နေရခြင်းကို။ အဘိဇာနာမိ၊ သိရပါ၏။ (ဒေဝေသု၊
 နတ်တို့၌။ ဝေဿဝဏဿ၊ ဝေဿဝဏနတ်မင်း၏။ သဟဗျတံ၊ တကွ
 ဖြစ်သော အပေါင်းအဖော်၏ အဖြစ်သို့။ ဥပဂတေန စ၊ ကပ်ရောက်
 ရသည်လည်း ဖြစ်သော။ မနုဿေသု၊ တို့၌။ ရာဇဘူတေန စ၊
 မင်းဖြစ်၍လည်းဖြစ်သော။) မေ၊ အကျွန်ုပ်သည်။ (ဣတော အတ္တ-
 ဘာဝတော၊ ဤဇနဝသဘနတ်သား၏ အတ္တဘောမှ။) ပုရေ၊ ရှေး၌
 သာလျှင်။ [ဝေ-ကျေ။] ယတ္ထ ယသ္မိံ စာတုမဟာရာဇိကဘဝေ၊ အကြင်
 စတုမဟာရာဇ်နတ်ပြည်၌။ ဝုသိတံ၊ နေအပ်ဘူးပါပြီ။ (ပုရေ၊ ရှေး၌။
 ဝေံ၊ သို့။ ဝုသိတတ္တာ ဝေ စ၊ နေအပ်ဘူးသည်၏ အဖြစ်ကြောင့်သာလျှင်။
 ဣဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ သောတာပန္နော၊ သောတာပန်
 သည်။ ဟုတု၊ ၍။ တီသု၊ သုံးပါးကုန်သော။ ဝတ္ထုသု၊ ဝတ္ထုတို့၌။ ဝါ၊
 ရတနာတို့၌။ ဗဟံ၊ များစွာသော။ ပုည၊ ကောင်းမှုကို။ ကတု၊
 ပြု၍။ တဿ ပုညဿ၊ ထိုကောင်းမှု၏။ အာနုဘာဝေန၊ အစွမ်းသတ္တိ
 ဖြင့်။ ဥပရိ၊ အထက်တို့၌။ နိဗ္ဗတ္တိတုံ၊ ဖြစ်ခြင်းငှါ။ သမတ္တော၊ စွမ်းနိုင်
 သည်။ သမာနေောပိ၊ ဖြစ်ပင်ဖြစ်ပါသော်လည်း။ ဒီဃရတ္တံ၊ ရှည်မြင့်စွာ
 သော နေ့၊ ညဉ့်ပတ်လုံး။ ဝုသိတဋ္ဌာနေ၊ နေအပ်ဘူးသော အရပ်၌။
 နိကန္တိယာ၊ တပ်ခြင်းတဏှာ၏။ ဗလဝတာယ၊ အားရှိသည်၏အဖြစ်

ကြောင့်။ ဧတ္ထဝ တေသ္မိံ ဧဝ စာတုမဟာရာဇိကဘဝေ၊ ဤစတုမဟာ
ရာဇ်နတ်ပြည်၌သာလျှင်။ နိဗ္ဗတ္တော၊ ဖြစ်ရပါပြီ။) တနည်း။ ယတ္ထ
ယသ္မိံ စာတုမဟာရာဇိကဘဝေ၊ ၌။ မေ၊ သည်။ ပုရေ၊ ရှေး၌။ ဝါ၊
ရှေးက။ ဝုသိတံ၊ နေအပ်ဘူးပါပြီ။ (ဧတ္ထဝ တေသ္မိံ ဧဝ စာတုမဟာ-
ရာဇိကဘဝေ ၌သာလျှင်။ အဟံ၊ သည်။ ဣဒါနိ၊ ၌။ နိဗ္ဗတ္တော၊ ပါပြီ။)

[ဤယောဇနာခဲသောနည်းများတွင် ရွှေယောဇနာနည်းကား အကျယ်
ယောဇနာနည်းဖြစ်၍ နောက်နည်းကား အကျဉ်းယောဇနာနည်းဖြစ်သည်။
ပါဠိတော်တွင် တိုက်ရိုက်မရှိသောပါဠိများကား အဋ္ဌကထာမှဆောင်၍ ယော-
ဇနာသော ပါဠိများတည်း။]

၂၇၁။ “ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ ဒီဃရတ္တံ၊ တဆယ့်လေးဘဝဟု
ဆိုအပ်သော ရှည်မြင့်စွာသော နေ့၊ ညဉ့်ပတ်လုံး။ အဝိနိပါတော၊ ပျက်စီး၍
ကျခြင်းမရှိသည်။ ဝါ၊ ပျက်စီး၍ မကျတတ်သည်။ (ဟုတွာ၊ ၍။) အဝိနိပါတံ၊
ပျက်စီး၍ မကျခြင်းကို။ ဝါ၊ ပျက်စီး၍ ကျခြင်းသဘောမရှိသည်၏ အဖြစ်ကို။
သဉ္ဇာနာမိ၊ ကောင်းစွာသိပါ၏။ မေ၊ အား။ သကဒါဂါမိတာယ၊ သကဒါဂါမ်၏
အဖြစ်ဟူသောအကျိုးငှါ။ အာသာ စ ပန၊ မြော်လင့်တောင့်တတ်သော
ကတ္တုကမ္ပတာ ကုသလစွန့်သည်လည်း။ သန္တိဋ္ဌတိ၊ ကောင်းစွာတည်ခဲ့ပါ၏။”
ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ ဇနဝသဘနတ်သားက လျှောက်အပ်သည်ရှိသော်။
ဘဂဝါ၊ သည်။ ဇနဝသဘံ၊ သော။ ယက္ခံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။
ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဒီဃရတ္တံ ခေါ် အဟံ ဘန္တေ အဝိနိပါတော
အဝိနိပါတံ သဉ္ဇာနာမိတံ၊ ဒီဃရတ္တံ ခေါ်။ပ။ သဉ္ဇာနာမိဟူ၍။ဝါ၊ ဟူသော။
(ယံ ဝစနဉ္စ၊ အကြင်စကားကိုလည်း။) ဝဒေသိ၊ လျှောက်သားခဲ့၏။ အာသာ
စ ပန မေ သန္တိဋ္ဌတိ သကဒါဂါမိတာယာတိ၊ အာသာ စ ပန။ပ။ သကဒါဂါမိ-
တာယဟူ၍။ ဝါ၊ ဟူသော။ (ယံ ဝစနဉ္စ၊ ကိုလည်း။ တံ၊ သည်။)
ဝဒေသိ၊ ခဲ့၏။ အာယသ္မတော ဇနဝသဘယ၊ အရှင်ဇနဝသဘအမည်ရှိသော။
ယက္ခယ၊-၏။ ဣဒံ ဝစနံ၊ သည်။ အတ္ထရိယံ၊ စွတကား။ အာယသ္မတော ဇနဝ-
သဘယ၊ သော။ ယက္ခယ၊ ၏။ ဣဒံ ဝစနံ၊ သည်။ အဗ္ဗုတံ၊ စွတကား။
ကုတောနိဒါနံ၊ အဘယ်အကြောင်းကြောင့်။ အာယသ္မာ ဇနဝသဘော၊ သော။
ယက္ခော၊ သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ဥဠာရုံ၊ မြတ်သော။ ဝိသေ-
သာဓိဂမံ၊ တရားထူးကိုရခြင်းကို။ ဝါ၊ ရအပ်သောတရားထူးကို။ သဉ္ဇာနာတိ
ပန၊ ကောင်းစွာသိဘိသနည်း”။ ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

(ဝေံ၊ သို့။ ဝုတ္တောသော်။ ဇနဝသဘော၊ သော။ ယက္ခော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ ၊ သို့။ အဝေါစ၊ နည်း။ “ဘဂဝါ၊ ဘုရား။ (အဟံ၊ သည်။) တဝ၊ ရှင်တော်ဘုရား၏။ သာသနာ၊ သာသနာတော်ကို။ အညတြ၊ ထား၍။ (ဝေရူပံ၊ သော။ ဥဠာရံ၊ သော။ ဝိသေသာဓိဂမံ၊ ကို။) န သဠာနာမိ၊ မသိရပါ။ သုဂတ၊ ဘုရား။ အဟံ၊ သည်။ တဝ၊ ၏။ သာသနာ၊ ကို။ အညတြ၊ ၍။ (ဝေရူပံ၊ သော။ ဥဠာရံ၊ သော။ ဝိသေသာဓိဂမံ၊ ကို။) န သဠာနာမိ၊ ပါ။ ဘန္တေ၊ ရား။ ယံ ဒိဝသံ၊ ထန်းတောဥယျာဉ်ဝယ် မြတ်စွာ ဘုရားကို ရှေးဦးစွာဖူးတွေ့ရ၍ သောတာပန်ဖြစ်ရာ အကြင်နေ့ကို။ အဂ္ဂေ၊ အစကို။ (ကတွာ၊ ပြု၍။) အဟံ၊ သည်။ ဘဂဝတိံ၊ မြတ်စွာဘုရား၌။ ဧကန္တိကတော၊ တပါးသောအဘို့အားဖြင့်။ ဝါ၊ စင်စစ်ကေန အမှန်အားဖြင့်။ အဘိပ္ပသန္ဓော၊ အလွန်ကြည်ညိုခဲ့ပါပြီ။ ဘန္တေ၊ ဘုရား။ တံ ဒိဝသံ၊ ကို။ အဂ္ဂေ၊ ကို။ (ကတွာ၊ ၍။) အဟံ၊ သည်။ ဒီသရတ္တံ၊ ရှေးဖြစ်သော တဆယ့်လေး ဘဝဟုဆိုအပ်သော ရှည်မြင့်သော နေ့၊ ညဉ့်ပတ်လုံး။ အဝိနိပါတော၊ ဖောက်ပြန်စွာ ကျရောက်ခြင်းမရှိသည်။ ဝါ၊ ဖောက်ပြန်စွာ မကျရောက်တတ်သည်။ (ဟုတွာ၊ ၍။) အဝိနိပါတံ၊ ဖောက်ပြန်စွာ မကျရောက်ခြင်းကို။ ဝါ၊ ထန်းတောဥယျာဉ်ဝယ် သောတာပတ္တိမဂ်၏ အစမ်းအားဖြင့် ရအပ်ပြီးသော ဖောက်ပြန်စွာ ကျရောက်စေတတ်သော ဒိဋ္ဌိ ဝိစိကိစ္ဆာတရား မရှိသည်၏အဖြစ်ကို။ သဠာနာမိ၊ ကောင်းစွာသိပါ၏။ မေ၊ အား။ သကဒါဂါမိတာယ၊ ငှါ။ အာသာစ ပန၊ သည်လည်း။ သန္တိဋ္ဌတိ၊ ခဲ့ပါ၏။

ဘန္တေ၊ ဘုရား။ ဣမ၊ ယနေ့။ အဟံ၊ သည်။ ဝါ၊ ကို။ ဝေဿဝဏေန၊ သော။ မဟာရာဇေန၊ နတ်မင်းကြီးသည်။ ပေသိတော၊ စေလွှတ်အပ်သည်။ (ဟုတွာ၊ ၍။) ဝိရူဠကဿ၊ ဝိရူဠကအမည်ရှိသော။ မဟာရာဇဿ၊ ၏။ သန္တိကေ၊ အထံသို့။ ဧကနစိဒေဝ၊ တစုံတခုသာလျှင်ဖြစ်သော။ ကရဏီယေန၊ ပြုဘွယ်ကိစ္စဖြင့်။ ဝါ၊ ကြောင့်။ ဂစ္ဆန္တော၊ သွားသည်ရှိသော်။ ဝါ၊ သွားစဉ်။ သွားခိုက်။ [ထည့်စပ်သည်။ တိုက်ရိုက်ရှိလျှင် အလွန်ကောင်း၏။] အန္တရာမဂ္ဂေ၊ လမ်းခရီးအကြား၌။ ဂိဠကာဝသထံ၊ သို့။ ပဝိသိတွာ၊ မူ၍။ “တေ မာဂဓကေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ အာရဗ္ဗ၊ မူ၍။ အဋ္ဌိံ ၊ သို့။ ကတွာ၊ မူ၍။ ဘဝန္တော၊ တို့သည်။ ယံဂတိကာ၊ ကုန်၏။ ယံအဘိသမ္ပရာယာ၊ ကုန်၏။ အဟံ၊ သည်။ နေသံ ဘဝန္တာနံ၊ တို့၏။ တံဂတိံ ၊ ကိုလည်းကောင်း။ တံအဘိသမ္ပရာယံ၊ ကိုလည်းကောင်း။ ဇာနိဿာမိ၊ မူရတော့အံ့”။ ဣတိ၊ သို့။ မနသိ၊ ၌။ ကတွာ၊ မူ၍။ ခုဗ္ဗံ၊ သော။ စေတသာ၊ ဖြင့်။ သမန္နာဟရိတွာ၊ မူ၍။ နိသိန္နံ၊ နေတော်မူသော။ ဘဝန္တံ၊ ကို။ အဒ္ဓသံ၊ ဖူးမြင်ရပါပြီ။ ဝါ၊ ဖူးတွေ့ရပါပြီ။

ဘန္တေ၊ ဘုရား။ ဝေဿာဏဿ၊ သော။ မဟာရာဇဿ၊ ၏။ ဝါ၊ သည်။ တဿံ ပရိသယံ၊ ထို မိမိပရိသတ်၌။ “တေ ဘဝန္တော၊ တို့သည်။ ယံဂတိကာ၊ ကုန်၏။ ယံအဘိသမ္ပရာယာ၊ ကုန်၏။ (တံဂတိကာ၊ ကုန်သော။ တံအဘိသမ္ပရာယာ၊ ကုန်သော။ တေ ဘဝန္တော၊ တို့သည်။ ဧတ္တကာ၊ ကုန်၏။)” ဣတိ၊ သို့။ ဘာသတော၊ ပြောဆိုစဉ်၊ သမ္ပုခါ၊ မျက်မှောက်၌။ ယံ ဝစနံ၊ ကို။ သုတံ၊ အပ်ပါပြီ။ သမ္ပုခါ၊ ၌။ ပဋိဂ္ဂဟိတံ၊ ခံယူအပ်ပါပြီ။ တေ ဝစနံ၊ ကို။ အနုစ္ဆရိယံ၊ အနုစ္ဆရိယံ၊ အဘန်ဘန် လက်ဖျစ်ခိုက်တီး မြေဘုန်ဟီးအောင် အံ့ချီးထိုက်ပါ ပေစွ။ ဘန္တေ၊ ဘုရား။ တဿ မယံ၊ ထို အကျွန်ုပ်အား။ တေ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပါပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ အဟံ၊ သည်။ ဘဂဝန္တော၊ ကိုလည်း။ ဒက္ခာမိ၊ ဖူးမြင်ရတော့အံ့။ ဣဒဉ္စ ဝစနံ၊ ဤ ဝေဿဝဏ် နတ်မင်းထံမှ ကြားအပ်သောစကားကိုလည်း။ ဘဂဝတော၊ အား။ အာရော-
 စေဿာမိ၊ လျှောက်ထားရတော့အံ့။ ဣတိ တေ ပရိဝိတက္ကနံ၊ သည်။ အဟော-
 သိ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ မေ၊ ၏။ ဝါ၊ သည်။ ဘဂဝန္တံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ဖူးမြင်ရခြင်းငှါ။ ဥပသင်္ကမိတံ၊ ချဉ်းကပ်ခြင်းငှါ။ ပစ္စယာ၊ အကြောင်းတို့သည်။ ဣမေ ဒေ၊ ခရီးသွားစဉ် လမ်းခရီးအကြား၌ မြတ်စွာ ဘုရားကို ဖူးတွေ့ရခြင်း၊ ဝေဿဝဏ်နတ်မင်းထံမှ ကြားအပ်သောစကားကို မြတ်စွာ ဘုရားကို လျှောက်ထားလို့ခြင်းအားဖြင့် ဤနှစ်ပါးတို့ပါသည်။

ဒေဝသဘာ

၉၂၇။ ဘန္တေ၊ ဘုရား။ ပုရိမာနိ၊ ရှေး၌ဖြစ်ကုန်သော။ ဒိဝသာနိ၊ နေ့တို့၌ လည်းကောင်း။ ပုရိမတရာနိ၊ အထူးသဖြင့် ရှေးဖြစ်ကုန်သော။ ဒိဝသာနိ၊ တို့၌လည်းကောင်း။ ပန္နရသေ၊ တဆယ့်ငါးရက်တို့၏ ပြည့်ကြောင်းဖြစ်သော။ တဒဟုပေါသထေ၊ ထိုဥပုသ်နေ့၌။ တနည်း။ ဥပေါသထေ၊ အကျင့်သီလ အနုသနနှင့် တကွပြည့်စုံလျက် စောင့်သုံးနေထိုင်ရာဖြစ်သော။ ပန္နရသေ၊ သော။ တဒဟု၊ ထိုနေ့၌။ ဝဿုပနာယိကာယ၊ ဝါသို့ကပ်ရာဖြစ်သော။ ပုဏ္ဏာယ၊ ပြည့် သော။ ပုဏ္ဏမာယ၊ ပြည့်သောလရှိသော။ ရတ္တိယာ၊ ည၌။ ကေဝလကပ္ပါ၊ ဝန်းကျင်ပတ်လည် တယောက်မကြွင်း ခပင်းဥသို့ အလုံးစုံကုန်သော။ တာဝတိံသာ၊ တာဝတိံသာဘုံ၌ဖြစ်ကြကုန်သော။ ဝါ၊ တာဝတိံသာဘုံ၌ နေကြကုန်သော။ ဒေဝါ စ၊ နတ်တို့သည်လည်း။ သုဓမ္မာယံ၊ သုဓမ္မာအမည်ရှိ သော။ သဘာယံ၊ သဘင်၌။ သန္နိသိန္နာ၊ ကောင်းစွာခနကြကုန်သည်။ သန္နိ-
 ပတိတာ၊ ကောင်းစွာကျရောက် ကြကုန်သည်။ ဝါ၊ စည်းဝေးကြကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ မဟတိ၊ များစွာကုန်သော။ ဒိဗ္ဗပရိသာ စ၊ နတ်ပရိသတ် တို့သည်လည်း။ သမန္တတော၊ ဝန်းကျင်ပတ်လည်မှ။ ဝါ၊ ၌။ သန္နိသိန္နာ၊ ကုန်

သည်။ သန္တိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ စတ္တာရော၊ လေးယောက်
 ကုန်သော။ မဟာရာဇာနော စ၊ နတ်မင်းကြီးတို့သည်လည်း။ တေဒ္ဓိသာ၊
 လေးပါးသောအရပ်မျက်နှာ၌။ နိသိန္နာ၊ နေကြကုန်သည်။ ဟောန္တိ၊ ပါကုန်၏။
 ပုရတ္ထိမာယ၊ အရှေ့ဖြစ်သော။ ဒိသာယ၊ အရပ်မျက်နှာ၌။ တေရဋ္ဌော၊ တေရဋ္ဌ
 အမည်ရှိသော။ မဟာရာဇာ၊ သည်။ ဒေဝေ၊ တို့ကို။ ပုရက္ခတ္တာ၊ ရှေ့ထား၍။
 ဝါ၊ ရှေ့သွားပြု၍။ ပစ္ဆာဘိမုခေါ၊ အနောက်အရပ်သို့ ရှေးရှုမျက်နှာမူလျက်။
 နိသိန္နော၊ သည်။ ဟောတိ၊ ပါ၏။ ဒက္ခိဏာယ၊ တောင်ဖြစ်သော။ ဒိသာယ၊
 ၌။ ဝိရုဋ္ဌကော၊ ဝိရုဋ္ဌကအမည်ရှိသော။ မဟာရာဇာ၊ သည်။ ဒေဝေ၊ တို့ကို။
 ပုရက္ခတ္တာ၊ ၍။ ဥတ္တရာဘိမုခေါ၊ မြောက်အရပ်သို့ ရှေးရှုမျက်နှာမူလျက်။
 နိသိန္နော၊ သည်။ ဟောတိ၊ ပါ၏။ ပစ္စိမာယ၊ သော။ ဒိသာယ၊ ၌။
 ဝိရုပက္ခော၊ ဝိရုပက္ခအမည်ရှိသော။ မဟာရာဇာ၊ သည်။ ဒေဝေ၊ တို့ကို။
 ပုရက္ခတ္တာ၊ ၍။ ပုရတ္ထာဘိမုခေါ၊ အရှေ့အရပ်သို့ ရှေးရှုမျက်နှာမူလျက်။
 နိသိန္နော၊ သည်။ ဟောတိ၊ ပါ၏။ ဥတ္တရာယ၊ မြောက်ဖြစ်သော။ ဒိသာယ၊ ၌။
 ဝေဿဝဏော၊ သော။ မဟာရာဇာ၊ သည်။ ဒေဝေ၊ တို့ကို။ ပုရက္ခတ္တာ၊ ၍။
 ဒက္ခိဏာဘိမုခေါ၊ တောင်အရပ်သို့ ရှေးရှုမျက်နှာမူလျက်။ နိသိန္နော၊ သည်။
 ဟောတိ၊ ပါ၏။

ဘန္တေ၊ ဘုရား။ ယဒါ၊ အကြင်အခါ၌။ ကေဝလကပ္ပါ၊ ဝန်ကျင်းပတ်လည်
 တယောက်မကြွင်း ခပင်းဥသို့ အလုံးစုံကုန်သော။ တာဝတိံသာ၊ ကုန်သော။
 ဒေဝါ စ၊ တို့သည်လည်း။ သုဓမ္မာယံ၊ သော။ သဘာယံ၊ ၌။ သန္တိသိန္နာ၊
 ကုန်သည်။ သန္တိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ မဟာတိ၊ ကုန်သော။
 ဒိဗ္ဗပရိသာ စ၊ တို့သည်လည်း။ သမန္တတော၊ မှ။ ဝါ၊ ၌။ သန္တိသိန္နာ၊ ကုန်သည်။
 ဟောန္တိ၊ ပါကုန်၏။ စတ္တာရော၊ ကုန်သော။ မဟာရာဇာနော စ၊ တို့သည်လည်း။
 စတုဒ္ဓိသာ၊ ၌။ နိသိန္နာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ (တဒါ၊ နတ်ပရိသတ်
 တို့၏ စည်းဝေးကြရာ ထိုအခါ၌။) ဣဒံ အာသနံ၊ ဤနေရာသည်။ နေသံ မဟာ-
 ရာဇနံ၊ ထိုလေးယောက်သော နတ်မင်းကြီးတို့၏။ အာသနသ္မံ၊ နေရာသည်။
 ဟောတိ၊ ပါ၏။ အထ တသ္မိံ ကာလေ၊ နေကြပြီးရာ ထိုအခါ၌။ ပစ္ဆာ၊
 နောက်၌။ ဝါ၊ နောက်မှ။ အမှာကံ၊ တို့၏။ အာသနံ၊ နေရာသည်။ ဟောတိ၊
 ပါ၏။

ဘန္တေ၊ ဘုရား။ ယေ တေ ဒေဝါ၊ တို့သည်။ ဘဂဝတိံ၊ မြတ်စွာဘုရား၌။
 ဝါ၊ မြတ်စွာဘုရား၏အထံတော်၌။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရိတ္တာ၊
 ကျင့်ခဲ့ကြကုန်ပြီး၍။ အဓုနာ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ တာဝတိံ သကာယံ၊
 တာဝတိံ သာနတ်အပေါင်းသို့။ ဥပပန္နာ၊ ကပ်၍ဖြစ်ကြရပါကုန်ပြီ။ တေ ဒေဝါ၊
 တို့သည်။ ဝဏ္ဏေန ဓုစဝ၊ အဆွမ်းအားဖြင့်လည်းကောင်း။ ယသသာ စ၊ အရိန်

အစော် အကျော်အစော အခြံအရံအားဖြင့်လည်းကောင်း။ အညော၊ တပါး
 ကုန်သော။ ဒေဝေ၊ တို့ကို။ အတိရောစန္ဒိ၊ လွန်၍ တင့်တယ်ကြပါကုန်၏။
 ဘန္တေ၊ ဘုရား။ တေန၊ ထိုသို့ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သောနတ်သား
 သစ်ဘို့၏ လွန်၍ တင့်တယ်ခြင်းကြောင့်။ [သုဒ္ဓိ-ကား နိပါတ်မျှသာ]။
 တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ အတ္တမနာ၊ မိမိစိတ်ရှိကြကုန်သည်။
 ဝါ၊ ပီတိသောမနဿတို့သည် ယူအပ်သောစိတ်ရှိကြကုန်သည်။ ပမုဒိတာ၊
 အပြားအားဖြင့် ဝမ်းမြောက်ကြကုန်သည်။ ပီတိသောမနဿဇာတာ၊ ဖြစ်သော
 ပီတိသောမနဿရှိကြကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ ကိံ ဝစနံ၊ ကို။ ဝတော၊
 ကုန်၍။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇာတာ၊
 ကုန်သည်။ ဟောန္တိ၊ ကုန်သနည်း?။ “ဘော၊ အိုအချင်းတို့။ ဒိဗ္ဗာ၊ နတ်၌ဖြစ်
 ကုန်သော။ ကာယာ၊ အပေါင်းတို့သည်။ ဝါ၊ ပြည်တို့သည်။ ပရိပူရေန္တိ ဝတ၊
 နတ်သားသစ်တို့ဖြင့် ပြည့်ကုန်လေစွတကား။ ဝါ၊ နတ်သားသစ်ဘို့ဖြင့် ပြည့်ကုန်
 လေစွ ဪဠာ။ အသုရကာယာ၊ အသုရာအပေါင်းတို့သည်။ ဝါ၊ နတ်တို့ကဲ့သို့
 မတောက်ပသော လေးပါးသောအပါယ်ဘုံတို့သည်။ ဟာယန္တိ ဝတ၊ သတ္တဝါတို့မှ
 ယုတ်လျော့လေကုန်စွတကား။ ဝါ၊ ဪဠာ”။ ဣတိ-ဣဒံ ဝစနံ၊ ကို။ ဝတော၊
 ကုန်၍။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇာတာ၊
 ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။

ဘန္တေ၊ ဘုရား။ အထ တသ္မိံ ကာလေ၊ ဝမ်းမြောက်ကြရာ ထိုအခါ၌။
 ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ တနည်း။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊
 အစိုးရသောအရှင်ဖြစ်သော။ သက္ကော၊ သည်။ တာဝတိံသာနံ၊ ကုန်သော။
 ဒေဝါနံ၊ တို့၏။ သမ္ပသာဒံ၊ ကောင်းစွာ အပြားအားဖြင့် ကြည်လင်ခြင်းကို။
 ဝိဒိတော၊ သိရ၍။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ ဣမာဟိ ဂါထာဟိ၊ ဤဂါထာတို့
 ဖြင့်။ အနုမောဒိ၊ အဖန်ဖန်ဝမ်းမြောက်ပါပြီ။ ကိံ သ္မိံ၊ အနုမောဒိ၊ နည်း?။

“ဘော၊ အိုအချင်းတို့။ တာဝတိံသာ၊ တာဝတိံသာဘုံ၌နေ
 ကြကုန်သော။ သဟိန္ဒကော၊ သိကြားမင်းနှင့်တကွဖြစ်ကုန်သော။
 ဒေဝါ၊ တို့သည်။ နဝေ၊ အသစ်ဖြစ်ကုန်သော။ ဝဏ္ဏဝန္တေ၊ အဆင်း
 ရှိကြကုန်သော။ ယသသိနေ၊ အရှိန်အစော် အကျော်အစော
 အခြံအရံရှိကြကုန်သော။ သုဂတသ္မိံ၊ မြတ်စွာဘုရား၌။ ဗြဟ္မ-
 စရိယံ၊ ကို။ စရိတွာန၊ ကျင့်ကြကုန်ပြီး၍။ ဣဓ ဣမသ္မိံ ဒေဝ-
 လောကေ၊ ဤတာဝတိံသာနတ်ပြည်သို့။ အာဂတေ၊ လာကြ
 ကုန်သော။ ဒေဝေ၊ တို့ကို။ ပဿန္တာ ဝ၊ မြင်ကြကုန်သည်သာ
 လျှင်။ (ဟုတွာ၊ ကုန်၍။) တထာဂတံ ဝ၊ မြတ်စွာဘုရားကိုလည်း
 ကောင်း။ ဝါ၊ မြတ်စွာဘုရား၏ ကောင်းစွာ လေးပါးသော

သစ္စာကို သိတော်မူသည်၏အဖြစ်ကိုလည်းကောင်း။ ဓမ္မဿ၊ တရားတော်၏။ သုဓမ္မတံ စ၊ ကောင်းသော တရားတော်၏ အဖြစ်ကိုလည်းကောင်း။ သံဃဿ၊ သံဃာတော်၏။ သုပ္ပုဋ္ဌိ-ပတ္တိံ စ၊ ကောင်းသောအကျင့်ကိုလည်းကောင်း။ [စ-သဒ္ဓါဖြင့် သံဃဿ သုပ္ပုဋ္ဌိပတ္တိံ ကို ဆည်းသည်]။ (အဘိတ္ထဝိတွာ၊ ချီးဝှဲးကြကုန်၍။) နမဿန္တာ၊ ရှိခိုးကြကုန်လျက်။ မောဒန္တိ ဝတ၊ ဝမ်းမြောက်ပေကုန်စွတကား။ ဝါ၊ ဪ။

ဘူရိပညဿ၊ မြေအထုနှင့်တူသော ပညာရှိတော်မူသော မြတ်စွာဘုရား၏။ သာဝကာ၊ တပည့်ဖြစ်ကြကုန်သော။ ဣဓ ဣမသ္မိံ ဒေဝလောကေ၊ ဤနတ်ပြည်၌။ ဝိသေသုပဂတာ၊ ထူးသည်၏ အဖြစ်သို့ ကပ်ရောက်တတ်ကြကုန်သော။ ဝါ၊ ထူးသောဂုဏ်သို့ ရောက်ကြကုန်သော။ တေ ဒေဝါ၊ ထိုနတ်သား တို့သည်။ ဝဏ္ဏေန၊ အဆင်းအားဖြင့်လည်းကောင်း။ ယသသာ၊ အရှိန်အစော် အကျော်အစော အခြံအရံအားဖြင့် လည်းကောင်း။ အာယုနာ၊ အသက်အားဖြင့်လည်းကောင်း။ အညေ၊ ကုန်သော။ (ဒေဝေ၊ တို့ကို။) အတိရောစန္တိ၊ လွန်၍ တင့်တယ် ကြပေကုန်၏။

၂ တာဝတိံသာ၊ ကုန်သော။ သဟိန္ဒကာ၊ ကုန်သော။ (ဒေဝါ၊ တို့သည်။) ဣဒံ အတိရောစနံ၊ ဤ နတ်သားတို့၏ လွန်၍ တင့်တယ်ခြင်းကို။ ဒိဿနာ၊ မြင်ကြရကုန်၍။ ဝါ၊ ကုန်သည်ရှိသော်။ ဝါ၊ ကုန်ခြင်းကြောင့်။ တထာဂတံ စ၊ ကိုလည်းကောင်း။ ဓမ္မဿ၊ ၏။ သုဓမ္မတံ စ၊ ကိုလည်းကောင်း။ (သံဃဿ၊ ၏။ သုပ္ပုဋ္ဌိပတ္တိံ စ၊ ကိုလည်းကောင်း။ အဘိတ္ထ-ဝိတွာ၊ ကုန်၍။) နမဿန္တာ၊ ကုန်လျက်။ နန္ဒန္တိ၊ နှစ်သက်ကြရ ပေကုန်၏။ ဣတိ၊ သို့။ အနုမောဒိ၊ ပါပြီ။

ဘန္တေ၊ ဘုရား။ တေန၊ ထိုသို့ သိကြားမင်း၏ အဖန်ဖန် ဝမ်းမြောက် ဝမ်းသာ ပြောဆိုခြင်းကြောင့်။ [သုဒံ-ကား နိပါတ်မျှသာ] တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဘိယျောသော၊ လွန်ကဲသော။ မတ္တာယ၊ အတိုင်းအရှည်ဖြင့်။ တနည်း။ မတ္တာယ၊ အတိုင်းအရှည်ထက်။ ဘိယျောသော၊ လွန်စွာ။ တနည်း။ ဘိယျောသော မတ္တာယ၊ အတိုင်းထက်အလွန်။ အတ္ထ-မနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇေတာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ အတ္ထမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇေတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်

သနည်း။ “ဘော၊ တို့။ ဒိဗ္ဗာ၊ ကုန်သော။ ကာယာ၊ တို့သည်။ ပရိပူရေန္တိ
ဝတ၊ တကား။ အသုရကာယာ၊ တို့သည်။ ဟာယန္တိ ဝတ၊ တကား။”
ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတ္တာ၊ ကုန်၍။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊
ကုန်သည်။ ပီတိသောမနုဿဇာတာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။

ဘန္တေ၊ ဘုရား။ အသ ပစ္စွာ၊ ဝမ်းမြောက်ဝမ်းသာ ပြောဆိုကြပြီးရာကာလမှ
နောက်၌။ ယေန အတ္ထေန၊ အကြင် ဝါကပ်ရာနေ၌ အစောင့်အရှောက်ကို စီရင်
သည်၏ အစွမ်းအားဖြင့် ရဟန်းတို့ကို ချီးမြှောက်ရခြင်းဟူသော ကိစ္စဖြင့်။ ဝါ၊
အကြင်ဝါကပ်ရာနေ၌ အစောင့်အရှောက်ကို စီရင်သည်၏ အစွမ်းအားဖြင့်ရဟန်း
တို့ကိုချီးမြှောက်ရခြင်းဟူသော အကျိုးဖြင့်။ တာဝတံ သာ၊ ကုန်သော။ ဒေဝါ၊
တို့သည်။ သုဓမ္မာယံ၊ သော။ သဘာယံ၊ သဘင်၌။ သန္တိသန္တာ၊ ကုန်သည်။
သန္တိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ တံ အတ္တံ၊ ထို ဝါကပ်ရာနေ၌
အစောင့်အရှောက်ကို စီရင်သည်၏အစွမ်းအားဖြင့် ရဟန်းတို့ကို ချီးမြှောက်
ရခြင်းဟူသော ကိစ္စကို။ ဝါ၊ အကျိုးကို။ စိန္တယိတော၊ ကြံကြံကုန်ပြီး၍။ တံ
အတ္တံ၊ ကို။ မန္တယိတော၊ ကုန်ပြီး၍။ စတ္တာရော၊ ကုန်သော။ မဟာရာဇာနော၊
တို့သည်။ တသ္မိံ အတ္ထေ၊ ၌။ ဝုတ္တဝစနာ နာမ၊ ပြောဆိုအပ်ပြီးသောစကား
ရှိသည် မည်ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ [ဝုတ္တဝစနာ နာမ-နောက်
ရှိသော ဣဒံ-ကား နိပါတ်မျှသာ။] စတ္တာရော၊ ကုန်သော။ မဟာရာဇာ-
နော၊ တို့သည်။ တသ္မိံ အတ္ထေ၊ ၌။ ပစ္စာနုသိဥဝစနာ နာမ၊ ဆုံးမအပ်ပြီးသော
စကားရှိသည် မည်ကုန်သည်။ [ဣဒံ-ကား နိပါတ်မျှသာ။] ဟောန္တိ၊
ပါကုန်၏။ သကေသု သကေသု၊ မိမိတို့ဥစ္စာဖြစ်ကုန် မိမိတို့ဥစ္စာ ဖြစ်ကုန်
သော။ အာသနေသု၊ နေရာတို့၌။ ဌိတာ၊ တည်ကြကုန်သည်။ (ဟုတ္တာ၊
ကုန်၍။) အဝိပက္ကန္တာ၊ ဖဲသွားကြပါကုန်ပြီ။

တေ ရာဇာနော၊ ထိုလေးယောက်သော နတ်မင်းကြီးတို့
သည်။ ဝုတ္တဝါကျာ၊ ပြောဆိုအပ်ပြီးသောစကားရှိကြကုန်သည်။
(ဟုတ္တာ၊ ကုန်၍။) အနုသာသနံ၊ သုံးကျိပ်သုံးယောက်သော
နတ်သားတို့၏ အဆုံးအမကို။ ပဋိဂ္ဂယ၊ ဝန်ခံကြကုန်ပြီး၍။
ဝိပုသန္တမနာ၊ အထူးသဖြင့် ကြည်လင်သောစိတ်ရှိကြကုန်သည်။
သန္တာ၊ ဖြစ်ကြကုန်လျက်။ သမိ အာသနေ၊ မိမိတို့၏ ဥစ္စာဖြစ်
သော နေရာ၌။ အဋ္ဌသု၊ တည်ကြပါကုန်ပြီ။ ဣတိ၊ ဤကား

၁။ * ဤဂါထာ၌ အချို့ မူအားတွင် တတိယပါဒ၌-ဝိပသန္တမနသန္တာဟု ရှိကြ၏။
မည်၊ အကြောင်းကား ပထမ မကာရဝိပုလာပဏျာဝတ္ထာဂါထာဖြစ်၍ တတိယပါဒ၌
ယဂိုဏ်းရှိရမည်ဖြစ်သောကြောင့်တည်း။

တာဝတိံ သာနတ်တို့၏ အစည်းအဝေးကို လျှောက်ထားရန် စကားရပ် အပြီးသတ်ပါတည်း။

၂၇၃။ ဘန္တေ၊ ဘုရား။ အထပစ္စာ၊ တာဝတိံ သာနတ်တို့ စည်းဝေးပြီးရာ ကာလမှ နောက်၌။ ဥတ္တရာယ၊ သော။ ဒိဿယ၊ မှ။ ဥဠာရော၊ မြတ်သော။ အာလောကော၊ အရောင်အလင်းသည်။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝံ၊ နတ်တို့ ၏ အဝတ်တန်းဆာ၊ ဗိမာန်၊ ကိုယ်တို့၏ အရောင်တည်းဟူသော အာနုဘော်ကို။ အတိက္ကမ္မေဝ၊ လွန်၍သာလျှင်။ သဉ္ဇာယိ၊ ကောင်းစွာဖြစ်ပါပြီ။ ဩဘာသော၊ အရောင်အလင်းသည်။ ပါတုရဟောသိ၊ ထင်ရှားဖြစ်ပေါ်လာပါပြီ။ ဘန္တေ၊ ဘုရား။ အထ တသ္မိံ ကာလေ၊ အရောင်အလင်း၏ ထင်ရှားဖြစ်ပေါ်လာရာ ထိုအခါ၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ အစိုးရသော။ တနည်း။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ အစိုးရသောအရှင်ဖြစ်သော။ သက္ကော၊ သိကြားသည်။ တာဝတိံ သေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အာမန္တေသိ၊ သိစေပါပြီ။ ဝါ၊ ပြောဆို ပါပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “မာရိသာ၊ အကျွန်ုပ်တမျှ ချမ်းသာ ကြသည့် နတ်များအပေါင်းတို့။ ယထာ၊ အကြင်သို့သောအပြားအားဖြင့်။ ဝါ၊ အကြင်သို့သောအကြောင်းကြောင့်။ နိမိတ္တာနိ၊ အကြောင်းတို့သည်။ ဝါ၊ အကြောင်းတို့ကို။ ဒိဿန္တိ၊ ထင်ရှားပါကုန်၏။ ဝါ၊ မြင်အပ်ပါကုန်၏။ ဥဠာရော၊ သော။ အာလောကော၊ သည်။ သဉ္ဇာယတိ၊ ခဲ့ပါ၏။ ဩဘာသော၊ သည်။ ပါတုဘဝတိ၊ ခဲ့ပါ၏။ (တထာ၊ အားဖြင့်။ ဝါ၊ ကြောင့်။) ဗြဟ္မာ၊ သည်။ ပါတုဘဝိဿတိ၊ ထင်ရှားဖြစ်ပါလိမ့်လတ္တံ့။ ယဒိဒံ ယော အယံ အာလောကော၊ သည်။ သဉ္ဇာယတိ၊ ခဲ့ပါ၏။ ယဒိဒံ ယော အယံ ဩဘာသော၊ သည်။ ပါတုဘဝတိ၊ ခဲ့ပါ၏။ ဧတံ၊ ဤသို့ အရောင်အလင်း၏ ထင်ရှားဖြစ်ခြင်းသည်။ ဗြဟ္မာနော၊ ၏။ ပါတုဘာဝါယ၊ ထင်ရှားဖြစ်ခြင်းငှါ။ ပုဗ္ဗနိမိတ္တံ ဟိ၊ ရှေးအကြောင်းသာ လျှင်တည်း။ [ပါတုဘဝတိတိ ဟု ဣတိ-သဒ္ဒါပိုလျက်ရှိကြ၏။]

(မာရိသာ၊ အကျွန်ုပ်တမျှ ချမ်းသာကြသည့် နတ်များ အပေါင်းတို့။ ယထာ၊ အကြင်သို့သော အပြားအားဖြင့်။ ဝါ၊ အကြင်သို့သော အကြောင်းကြောင့်။ နိမိတ္တာ၊ အကြောင်းတို့ သည်။ ဝါ၊ အကြောင်းတို့ကို။ ဒိဿန္တိ၊ ထင်ရှားပါကုန်၏။ ဝါ၊ မြင်အပ်ပါကုန်၏။ (တထာ၊ ထိုသို့သော အပြားအားဖြင့်။ ဝါ၊ ထိုသို့သော အကြောင်းကြောင့်။) ဗြဟ္မာ၊ သည်။ ပါတုဘဝိဿတိ၊ ထင်ရှားဖြစ်ပါလိမ့်လတ္တံ့။ ဝိပုလော၊ ပြန်ပြောသော။ မဟာ၊ ကြီးသော။ ဩဘာသော၊ အရောင်အလင်းသည်။ (ပါတုဘဝတိ၊ ထင်ရှားဖြစ်ခဲ့ပါ၏။) ဧတံ၊ ဤသို့ အရောင် အလင်း၏ ထင်ရှားဖြစ်ခြင်းသည်။ ဗြဟ္မာနော၊ ဗြဟ္မာ၏။

(ပါတုဘာဝါယ၊ ငှါ။) နိမိတ္တံ ဟိ၊ ရှေးအကြောင်းသာလျှင် တည်း။ ဣတိ ဤသို့။ အာမန္တေသိ၊ သိစေပါပြီ။ ဝါ၊ ပြောဆိုပါပြီ။

သနက္ခမာရကထာ

၂၈၄။ ဘန္တေ၊ ဘုရား။ အထ ပစ္စွာ၊ သိကြားမင်း၏ ပြောဆိုပြီးရာကာလမှ နောက်၌။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ယထာသကေသု၊ အကြင် အကြင်မိမိတို့၏ ဥစ္စာဖြစ်ကုန်သော။ အာသနေသု၊ တို့၌။ နိသီဒိံ သု၊ နေကြပါကုန် ပြီ။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ နိသီဒိံ သု၊ ကုန်သနည်း?။ “မယံ၊ တို့သည်။ ဧတံ ဩဘာသံ၊ ဤအရောင်အလင်းကို။ ဥဿာမ၊ သိကြရကုန်တော့အံ့။ (ဧသော ဩဘာသော၊ သည်။) ယံဝိပါကော၊ အကြင်အကျိုးရှိသည်။ ဘဝိ- သတိ၊ လတ္တံ့။ နံဝိပါကံ၊ ထိုအကျိုးကို။ သစ္စိကတွာဝ၊ မျက်မှောက်ပြုကြ ကုန်၍သာလျှင်။ ဂမိဿာမ၊ သွားကြရကုန်တော့အံ့။ ဣတိ မနသိကတွာ၊ ကုန်၍။ နိသီဒိံ သု၊ ပါကုန်ပြီ။ စတ္တာရော၊ ကုန်သော။ မဟာရာဇာနောပိ၊ တို့သည်လည်း။ ယထာသကေသု၊ ကုန်သော။ အာသနေသု၊ တို့၌။ နိသီဒိံ သု၊ ပါကုန်ပြီ။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ နိသီဒိံ သု၊ ကုန်သနည်း?။ မယံ၊ တို့သည်။ ဧတံ ဩဘာသံ၊ ကို။ ဥဿာမ၊ ကုန်တော့အံ့။ (ဧသော ဩဘာသော၊ သည်။) ယံဝိပါကော၊ သည်။ ဘဝိသတိ၊ လတ္တံ့။ နံဝိပါကံ၊ ကို။ သစ္စိ- ကတွာဝ၊ ကုန်၍သာလျှင်။ ဂမိဿာမ၊ ကုန်တော့အံ့။ ဣတိ မနသိကတွာ၊ ကုန်၍။ နိသီဒိံ သု၊ ပါကုန်ပြီ။ ဣဒိ ဝစနံ၊ ဤသိကြားမင်း၏ စကားကို။ သုတွာ၊ ကုန်၍။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ [ဤ၌ မူများတွင် သုတွာ-နှင့် တာဝတိံသာ-ကြား၌ ဒေဝါ-တပုဒ်ကျနေကြသည်။ သုတွာ ဒေဝါ တာဝတိံသာ-ဟူ၍မှ ရှေ့ နောက် ညီညွတ်မည်] ကေဂ္ဂါ၊ တခုထည်းမြတ်သော အာရုံရှိသော စိတ်ရှိကြကုန်သည်။ ဝါ၊ တည်ကြည် ငြိမ်သက် မလှုပ်ယှက်သောစိတ်ရှိကြကုန်သည်။ (ဟုတွာ၊ ကုန်၍။) နိစ္စလဘာဝံ၊ မတုန်လှုပ်သည်၏အဖြစ်သို့။ [ထည့်စပ်သည်]။ သမာပဇ္ဇိံ သု၊ ကောင်းစွာ ရောက်ကြကုန်ပြီ။ ကိံ၊ သို့။ မနသိကတွာ၊ ကုန်၍။ နိစ္စလဘာဝံ၊ သို့။ သမာ- ပဇ္ဇိံ သု၊ ကုန်သနည်း?။ “မယံ၊ တို့သည်။ ဧတံ ဩဘာသံ၊ ကို။ ဥဿာမ၊ ကုန်တော့အံ့။ (ဧသော ဩဘာသော၊ သည်။) ယံဝိပါကော၊ သည်။ ဘဝိ- သတိ၊ လတ္တံ့။ နံဝိပါကံ၊ ကို။ သစ္စိကတွာဝ၊ ကုန်၍သာလျှင်။ ဂမိဿာမ၊ ကုန်တော့အံ့။ ဣတိ-မနသိကတွာ၊ ကုန်၍။ နိစ္စလဘာဝံ၊ သို့။ သမာပဇ္ဇိံ သု၊ ပါကုန်ပြီ။

ဘန္တေ၊ ဘုရား။ ယဒါ၊ အကြင်အခါ၌။ သနက္ခမာရော၊ ရှေး၌ သူငယ်ဖြစ်
 ဘူးသည်၏အဖြစ်ကြောင့် သနက္ခမာရအမည်ရှိသော။ ဗြဟ္မာ၊ ဗြဟ္မာသည်။
 တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ပါတုဘဝတံ၊ ထင်ရှားဖြစ်ပေါ်
 လာပါ၏။ တနည်း။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သမ္ပုဓေ၊
 မျက်မှောက်၌။ [ထည့်စပ်သည်]။ ပါတုဘဝတံ၊ ၏။ တဒါ၊ ထိုအခါ၌။
 [ထည့်စပ်သည်]။ သြဋ္ဌာရိကံ၊ ရုန့်ရင်းကြမ်းတမ်းသော။ အတ္တဘာဝံ၊ အတ္တ-
 ဘောကို။ အဘိနိမ္မိနံ၊ ဖန်ဆင်း၍။ ပါတုဘဝတံ၊ ပါ၏။ ဘန္တေ၊ ဘုရား။
 ဗြဟ္မာနော၊ ၏။ ယော ပကတိဝဏ္ဏော၊ အကြင် ပကတိသောအဆင်းသည်။ [ခေါ်
 ပန သဒ္ဓါကား ပဒါလင်္ကာရမျာသာ]။ (အတ္တိ၊ ၏။) သော ပကတိဝဏ္ဏော၊
 သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ စက္ခုပထသ္မိံ၊ ရူပါရုံကို
 မြင်ခြင်း၏ အကြောင်းဖြစ်သော စက္ခုပသာဒ၌။ ဝါ၊ စက္ခုပသာဒ၏ အာရုံ
 အားလျောက်ပတ်သော ခရီး၌။ ဝါ၊ စက္ခုပသာဒအား ရှေးရှုကျရောက်ခြင်း၌။
 အနဘိသမ္ဘဝနိယော၊ ရှေးရှုမရောက်နိုင်ပါ။

ဘန္တေ၊ ဘုရား။ ယဒါ၊ ၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ တာဝတိံ-
 သာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ပါတုဘဝတံ၊ ပါ၏။ (တဒါ၊ ၌။ သနက္ခမာ-
 ရော၊ သော။) သော ဗြဟ္မာ၊ သည်။ ဝဏ္ဏေန စေဝ၊ အားဖြင့်လည်းကောင်း။
 ယသသာ စ၊ အားဖြင့်လည်းကောင်း။ အညော၊ ကုန်သော။ ဒေဝ၊ တို့ကို။ အတိ-
 ရောစတံ၊ ပါ၏။ ဘန္တေ၊ ဘုရား။ သေယျထာပိ၊ မည်သည်။ သောဝဏ္ဏော၊ ရှေ့ဖြင့်
 ပြီးသော။ ဝိဂ္ဂဟော၊ ကိုယ်သည်။ ဝါ၊ ရှေ့ရှုပ်သည်။ မာနုသံ၊ လူ၌ဖြစ်သော။
 ဝိဂ္ဂဟံ၊ ကိုယ်ကို။ အတိရောစတံ သေယျထာပိ၊ လွန်၍တင့်တယ်သကဲ့သို့။ ဘန္တေ၊
 ဘုရား။ ဝေမေဝ ခေါ၊ တူသာလျှင်။ ယဒါ၊ ၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊
 သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ (သမ္ပုဓေ၊ ၌။) ပါတု-
 ဘဝတံ၊ ပါ၏။ (တဒါ၊ ၌။ သနက္ခမာရော၊ သော။) သော ဗြဟ္မာ၊ သည်။
 ဝဏ္ဏေန စေဝ၊ အားဖြင့်လည်းကောင်း။ ယသသာ စ၊ အားဖြင့်လည်းကောင်း။
 အညော၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အတိရောစတံ၊ ပါ၏။

ဘန္တေ၊ ဘုရား။ ယဒါ၊ ၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။
 တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ပါတုဘဝတံ၊ ပါ၏။ (တဒါ၊
 ၌။) တဿံ ပရိသာယံ၊ ထိုနတ်ပရိသတ်၌။ ဝါ၊ တွင်။ ကောစိ၊ တစ်တယောက်
 သော။ ဒေဝေါ၊ သည်။ န အဘိဝါဒေတိ ဝါ၊ ရှိလည်း မခိုးပါ။ န ပစ္စုဋ္ဌေတိ
 ဝါ၊ ရှေးရှုနေရာမှလည်း မထပါ။ ဝါ၊ ခရီးဦးလည်း မကြိုဆိုပါ။ အာသနေန၊
 နေရာဖြင့်။ န နိမန္တေတိ ဝါ၊ ပင့်လည်း မပင့်ဘိတ်ပါ။ သဗ္ဗေဝ၊ တယောက်
 မကြွင်း ခပင်းဥသို့ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ (ဒေဝါ၊ တို့သည်။)
 တုက္ခိဘူတာ၊ မပယ်မချေ ဆိတ်ဆိတ်နေသည်ဖြစ်၍ ဖြစ်ကုန်သည်။ ပဉ္စလိကာ၊

ချီအပ်သော လက်အုပ်ရှိကြကုန်သည်။ (ဟုတော့၊ ကုန်၍။) ပလ္လင်္ကေန၊ ပတ်လည်
 ဝန်းကျင် ပေါင်ချင်းယှဉ်လျက် ဖွဲ့တင်အပ်သောတင်ပလ္လင်ဖြင့်။ နိသီဒန္တိ၊ ပါကုန်
 ၏။ ကိံ၊ သို့။ မနသိကတော၊ ကုန်၍။ နိသီဒန္တိ၊ ကုန်သနည်း။ “ဒါနိ၊ ဤ
 အခါ၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ယဿ ဒေဝဿ၊ ၏။ ပလ္လင်္ကေ၊
 ၌။ (နိသီဒိတံ၊ ထိုင်ခြင်းငှါ။) ဣစ္ဆိဿတိ၊ အလိုရှိလိမ့်လတ္တံ့။ တဿ ဒေဝဿ၊
 ၏။ ပလ္လင်္ကေ၊ ၌။ နိသီဒိဿတိ၊ လတ္တံ့။” ။ ဣတိ မနသိကတော၊ ကုန်၍။ နိသီဒန္တိ၊
 ပါကုန်၏။

ဘန္တေ၊ ဘုရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ယဿ ဒေဝဿ၊
 အကြင်နတ်၏။ ပလ္လင်္ကေ၊ ၌။ နိသီဒိတိ၊ ထိုင်ပါအံ့။ သော ဒေဝေါ၊ သည်။
 ဥဠာရံ၊ မြတ်သော။ ဝေဒပဋိလာဘံ၊ နှစ်သက်ခြင်းကို။ ဝါ၊ ရအပ်သော
 နှစ်သက်ခြင်းကို။ လဘတိ၊ ရပါ၏။ သော ဒေဝေါ၊ သည်။ ဥဠာရံ၊ သော။
 သောမနဿပဋိလာဘံ၊ သောမနဿကို ရခြင်းကို။ ဝါ၊ ရအပ်သော သောမန-
 ဿကို။ လဘတိ၊ ပါ၏။ ဘန္တေ၊ ဘုရား။ သေယျထာပိ၊ မည်သည်။ ခတ္တိယော၊
 မင်းဇာတ်ရှိသော။ ရာဇာ၊ သည်။ ဝါ၊ ကို။ မုဒ္ဒါဝသိတ္တော၊ ထိပ်ထက်၌ရေစင်
 ဖြင့် သွန်းလောင်းအပ်ပြီးသည်။ အဓုနာ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ ရဇ္ဇေန၊
 မင်း၏အဖြစ်ဖြင့်။ အဘိသိတ္တော၊ သွန်းလောင်းအပ်သည်။ ဟောတိ၊ ဖြစ်အံ့။
 [လည့်စပ်သည်။]။ သော ရာဇာ၊ သည်။ ဥဠာရံ၊ သော။ ဝေဒပဋိလာဘံ၊ ကို။
 လဘတိ သေယျထာပိ၊ ရသကဲ့သို့။ သော ရာဇာ၊ သည်။ ဥဠာရံ၊ သော။
 သောမနဿပဋိလာဘံ၊ ကို။ လဘတိ သေယျထာပိ၊ သို့။ ဘန္တေ၊ ဘုရား။ ဝေ-
 မေဝ ခေါ၊ တူသာလျှင်။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ယဿ
 ဒေဝဿ၊ ၏။ ပလ္လင်္ကေ၊ ၌။ နိသီဒိတိ၊ အံ့။ သော ဒေဝေါ၊ သည်။ ဥဠာရံ၊
 သော။ ဝေဒပဋိလာဘံ၊ ကို။ လဘတိ၊ ပါ၏။

ဘန္တေ၊ ဘုရား။ အထ တသ္မိံ ကာလေ၊ တာဝတိံ သာနတ်တို့၏ ဆိတ်ဆိတ်
 နေကြရာ ထိုအခါ၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ သြဠာရိကံ၊
 သော။ အတ္တဘာဝံ၊ ကို။ အဘိနိမ္မိနိတော၊ ၍။ ကုမာရဝဏ္ဏိ၊ သူငယ်၏ အဆင်း
 သဏ္ဍာန်နှင့်တူသော အဆင်းသဏ္ဍာန်ရှိသည်။ ပဉ္စသိခေါ၊ ပဉ္စသိခနတ်သားနှင့်
 တူသည်။ ဝါ၊ ဦးစွန်းငါးခုရှိသော နတ်သားနှင့် တူသည်။ ဟုတော့၊ ၍။ တာဝ-
 တိံ သာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ပါတုရဟောသိ၊ ပါပြီ။ သော ဗြဟ္မာ၊
 သည်။ ဝေဟာသံ၊ ကောင်းကင်သို့။ အဗျဂ္ဂန္ဓာ၊ ပျံတက်၍။ အန္တလိက္ခေ၊
 ဆီးတားမထင် ကြားအပြင်ဖြင့် ရှုမြင်အပ်သော။ အာကာသေ၊ ၌။ ပလ္လင်္ကေန၊
 ဖြင့်။ နိသီဒိ၊ ထိုင်ပါပြီ။ ဘန္တေ၊ ဘုရား။ သေယျထာပိ၊ မည်သည်။ ဗလဝါ၊
 အားရှိသော။ ပုရိသော၊ သည်။ သုပစ္စုတ္တတေ၊ ကောင်းစွာ ခင်းအပ်သော။
 ပလ္လင်္ကေ ဝါ၊ ၌။ သောလည်းကောင်း။ သမေ၊ ညီညွတ်သော။ ဘူမိဘာဂေ ဝါ၊

မြေအဘို့၌သော်လည်းကောင်း။ ပလ္လင်္ကေန၊ ဖြင့်။ နိသီဒေယျ သေယျထာပိ၊
 ထိုင်နေရာသကဲ့သို့။ ဘန္တေ၊ ဘုရား။ ဝေမေဝ ခေါ၊ တူသာလျှင်။ သနက္ခမာရော၊
 သော။ ဗြဟ္မာ၊ သည်။ ဝေဟာသံ၊ သို့။ အဗ္ဘဂ္ဂန္တော၊ ရှိ။ အန္တလိက္ခေ၊ သော။
 အာကာသေ၊ ၌။ ပလ္လင်္ကေန၊ ဖြင့်။ နိသီဒိတော၊ ပြီး၍။ တာဝတိံသာနံ၊ ကုန်
 သော။ ဒေဝါနံ၊ တို့၏။ သမ္ပသာဒံ၊ ကို။ ဝိဒိတော၊ ရှိ။ ဝါ၊ သော်။ ဝါ၊
 ကြောင့်။ ဣမာဟိဂါထာဟိ၊ တို့ဖြင့်။ အနုမောဒိ၊ ပါပြီ။ ကိံ၊ သို့။ အနုမောဒိ၊
 နည်း?။

☞ “ဘော၊ တို့။ တာဝတိံသာ၊ ကုန်သော။ သဟိန္ဒကာ၊
 ကုန်သော။ ဒေဝါ၊ တို့သည်။ နဝေ၊ ကုန်သော။ ဝဏ္ဏဝန္တေ၊
 ကုန်သော။ ယသဿိနေ၊ ကုန်သော။ သုဂတသ္မိံ၊ ၌။ ဗြဟ္မ-
 စရိယံ၊ ကို။ စရိတောန၊ ကုန်ပြီး၍။ ဣဓ ဣမသ္မိံ ဒေဝလောကေ၊
 သို့။ အာဂတေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ ပဿန္တာ စ၊ ကုန်
 သည်သာလျှင်။ (ဟုတော၊ ကုန်၍။) တထာဂတံ စ၊ ကိုလည်း
 ကောင်း။ ဓမ္မဿ၊ ၏။ သုဓမ္မတံ စ၊ ကိုလည်းကောင်း။ (သံဃဿ၊
 ၏။ သုပ္ပဋိပတ္တိံ စ၊ ကိုလည်းကောင်း။ အဘိတ္ထဝိတော၊ ကုန်၍။)
 နမဿန္တာ၊ ကုန်လျက်။ မောဒန္တိ ဝတ၊ တကား။

ဘူရိပညဿ၊ ၏။ သာဝကာ၊ ကုန်သော။ ဣဓ ဣမသ္မိံ
 ဒေဝလောကေ၊ ၌။ ဝိသေသုပဂတာ၊ ကုန်သော။ တေ ဒေဝါ၊
 တို့သည်။ ဝဏ္ဏေန၊ အားဖြင့်လည်းကောင်း။ ယသသာ၊
 အားဖြင့်လည်းကောင်း။ အာယုနာ၊ အားဖြင့်လည်းကောင်း။
 အညေ၊ ကုန်သော။ (ဒေဝေ၊ တို့ကို။) အတိရောစန္တိ၊ ပေကုန်၏။

တာဝတိံသာ၊ ကုန်သော။ သဟိန္ဒကာ၊ ကုန်သော။
 (ဒေဝါ၊ တို့သည်။) ဣဒံ အတိရောစနံ၊ ကို။ ဒိသ္မာန၊ ကုန်၍။
 ဝါ၊ ကုန်သည်ရှိသော်။ ဝါ၊ ကုန်ခြင်းကြောင့်။ တထာဂတံ စ၊
 ကိုလည်းကောင်း။ ဓမ္မဿ၊ ၏။ သုဓမ္မတံ စ၊ ကိုလည်းကောင်း။
 (သံဃဿ၊ ၏။ သုပ္ပဋိပတ္တိံ စ၊ ကိုလည်းကောင်း။ အဘိတ္ထ-
 ဝိတော၊ ကုန်၍။) နမဿန္တာ၊ ကုန်လျက်။ နန္တန္တိ၊ ပေကုန်၏။
 ဣတိ၊ သို့။ အနုမောဒိ၊ ပါပြီ။

ဗြဟ္မာမင်း၏အသံရှစ်ပါး

၂၇၅။ ဘန္တေ၊ ဘုရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဣမမတ္ထံ၊
 ဤအနက်ကို။ ဝါ၊ ဤအကြောင်းကို။ အဘာသိတ္ထ၊ ပြောဆိုပါပြီ။ ဘန္တေ၊

ဘုရား။ ဣမမတ္ထံ၊ ကို။ ဘာသတော၊ ပြောဆိုသော။ သနက္ခမာရဿ၊ သော။
 ဗြဟ္မာနော၊ ၏။ သရော၊ အသံသည်။ ဝိဿဋ္ဌော စ၊ သလိပ်၊ သည်းခြေ၊
 လေအပြစ်တို့သည် စွန့်လွှတ်အပ်သည်လည်း။ ဟောတိ၊ ဖြစ်ပါ၏။ ဝိညေယျော
 စ၊ အနက်၊ အဓိပ္ပါယ်ကို သိစေတတ်သည်လည်း။ ဟောတိ၊ ၏။ မဉ္ဇူ စ၊ နူးညံ့
 ပျော့ပျောင်း ကောင်းမြတ် ချိုသာသည်လည်း။ ဟောတိ၊ ၏။ သဝနိယော
 စ၊ ကြားနာခြင်းကို ထိုက်သည်လည်း။ ဟောတိ၊ ၏။ ဗိန္ဒူ စ၊ လုံးသည်လည်း။
 ဟောတိ၊ ၏။ အဝိသာရီ စ၊ ဖရိုဖရဲ မပြန့်ကြဲသည်လည်း။ ဟောတိ၊ ၏။
 ဂမ္ဘီရော စ၊ ချက်မှစ၍ ဖြစ်သည်၏အဖြစ်ကြောင့် နက်သည်လည်း။ ဟောတိ၊
 ၏။ နိန္ဒာဒီ စ၊ ပဲ့တင်ထပ်ခြင်းရှိသည်လည်း။ ဟောတိ၊ ၏။ (ဣတိ၊ သို့။)
 အဋ္ဌင်္ဂသမန္နာဂတော၊ ရှစ်ပါးသောအင်္ဂါနှင့် ကောင်းစွာလျော်စွာယှဉ်သည်။
 ဝါ၊ ရှစ်ပါးသောအင်္ဂါနှင့် ပြည့်စုံသည်။ ဟောတိ၊ ပါ၏။ ဘန္တေ၊ ဘုရား။
 သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ယထာပရိသံ၊ ပရိသတ်အတိုင်းအရှည်
 ကို။ သရေန၊ ဖြင့်။ ဝိညာပေတိ၊ သိစေပါ၏။ အဿ ဗြဟ္မာနော၊ ၏။ ဘော-
 သော၊ အသံသည်။ ပရိသာယ၊ ၏။ ဗဟိဒ္ဓါ၊ အပသို့။ န စ နိစ္ဆရတိ၊ မထွက်
 ပါသည်သာ။ ဘန္တေ၊ ဘုရား။ ယဿ ပုဂ္ဂလဿ၊ ၏။ [ခေါ ပန-သဒ္ဓါကား
 ပဒါလင်္ကာရမ္ပသာ]။ ဝေ၊ ဤသို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။
 သရော၊ သည်။ အဋ္ဌင်္ဂသမန္နာဂတော၊ သည်။ ဟောတိ၊ အံ။ သော ပုဂ္ဂလော၊
 ကို။ ဗြဟ္မဿရောတိ၊ ဗြဟ္မဿရဟူ၍။ ဝါ၊ ဗြဟ္မာမင်း၏ အသံနှင့်တူသော
 အသံရှိ၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်ပါ၏။

ဘန္တေ၊ ဘုရား။ အထ ပစ္စာ၊ ဝမ်းမြောက်ဖမ်းသာ ပြောဆိုပြီးရာကာလမှ
 နောက်၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ တေတ္တိံ သေ၊ သုံးဆယ်သုံးခု
 ကုန်သော။ အတ္တဘာဝေ၊ အတ္တဘောတို့ကို။ အဘိနိမ္မိနိတွာ၊ ဖန်ဆင်းပြီး၍။
 တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ ပစ္စေကပလ္လင်္ကေသု၊ အသီး
 အသီး တခုစီ တခုစီဖြစ်ကုန်သော ပတ်လည်ဝန်းကျင် ပေါင်ချင်းယှဉ်လျက်
 ဖွဲ့တင်အပ်သော တင်ပလွင်တို့၌။ ပစ္စေကပလ္လင်္ကေန၊ ဖြင့်။ နိသီဒိတွာ၊ ပြီး၍။
 တာဝတိံသေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အာမန္တေသိ၊ ပါပြီ။ ကိံ၊ သို့။
 အာမန္တေသိ၊ နည်း။ “(မယာ၊ သည်။ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့ သော။ ယံ
 ဝစနံ၊ သည်။ အတ္တိ၊ ၏။) တံ ဝစနံ၊ ကို။ တာဝတိံသာ၊ ကုန်သော။ ဘောန္တော
 ဒေဝါ၊ အရှင်နတ်တို့သည်။ ကိံ မညန္တိ၊ အဘယ်သို့ အောက်မေ့မှတ်ထင်ကြပါ
 ကုန်သနည်း။ ယာဝဉ္စ၊ အလွန်အကဲသာလျှင်။ သော ဘဂဝါ၊ ထိုကျွန်ုပ်တို့ဆရာ
 မြတ်စွာဘုရားသည်။ ဗဟုဇနဟိတာယ၊ များစွာသောလူအပေါင်း၏ အစီး
 အပွားကို ပြုခြင်းငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ များစွာသောလူအပေါင်း၏
 ချမ်းသာကို ပြုခြင်းငှါလည်းကောင်း။ လောကာနုကမ္ပာယ၊ သတ္တလောကကို

အစဉ်သနားစောင့်ရှောက် ချီးမြှောက်ထောက်ပံ့ခြင်းငှါလည်းကောင်း။ ဒေဝ-
မနုဿာနံ၊ တို့၏။ အတ္တာယ၊ ပရမတ္ထနိဗ္ဗာန်အကျိုးငှါလည်းကောင်း။ ဟိတာ-
ယ၊ ဖိုလ်အကျိုးငှါ ဖြစ်တတ်သော မဂ်အကျိုးငှါလည်းကောင်း။ သုခါယ၊ ဖလ-
သမာပတ္တိ ချမ်းသာအကျိုးငှါလည်းကောင်း။ ပဋိပဇ္ဇော၊ ကျင့်တော်မူခဲ့ပါပြီ။

ရတနာသုံးပါး၌ ကြည်ညိုသူများ၏ လားရာဂတိများ။ ။ ဘော၊ အို နတ်
အများတို့။ ဟိ၊

အကျိုးကျင့်ပုံ ကျေးဇူးဂုဏ်ကို အကုန်အစင် အများမြင်အောင် ထင်ရှားစွာပြုပါ
အံ့။ ယေ ကေစိ၊ အလုံးစုံကုန်သော။ (သတ္တာ၊ တို့သည်။) ဗုဒ္ဓံ၊ ကို။ သရဏံ၊
ကိုးကွယ်လည်းလျောင်း ပုံးအောင်း မှီခိုရာဟူ၍။ ဝါ၊ ဒုက္ခကိုဖျောက် သုခရောက်
အောင် စောင့်ရှောက် ကယ်မတော်မူတတ်ပေ၏ဟူ၍။ ဂတာ၊ ဆည်းကပ်ကြပါ
ကုန်၏။ ဝါ၊ သိမှတ်ကြပါကုန်၏။ ဓမ္မံ၊ ကို။ သရဏံ၊ ဟူ၍။ ဂတာ၊ ပါကုန်၏။
သံသံ၊ ကို။ သရဏံ၊ ဟူ၍။ ဂတာ၊ ပါကုန်၏။ သီလေသု၊ တို့၌။ ပရိပူရကာရိနော၊
ဖြည့်ကျင့်မှုကို ပြုလေ့ရှိကြပါကုန်၏။ တေ သတ္တာ၊ တို့သည်။ ကာယဿ၊ ၏။
ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ၌။ အပေကစ္စေ၊ အချို့ကုန်သော။ (သတ္တာ၊
တို့သည်။) ပရနိမ္မိတဝသဝတ္တိနံ၊ ပရနိမ္မိတဝသဝတ္တိဘုံ၌နေကြကုန်သော။ ဒေဝါနံ၊
တို့၏။ သဟဗျတံ၊ တကွဖြစ်သော အပေါင်းအဖော်၏အဖြစ်သို့။ ဥပပဇ္ဇန္တိ၊ ကပ်၍
ဖြစ်ကြရပါကုန်၏။ အပေကစ္စေ၊ ကုန်သော။ (သတ္တာ၊ တို့သည်။) နိဗ္ဗာနရ-
တိနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇန္တိ၊ ကုန်၏။ အပေ-
ကစ္စေ၊ ကုန်သော။ (သတ္တာ၊ တို့သည်။) တုသိတာနံ၊ ကုန်သော။ ဒေဝါနံ၊
တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇန္တိ၊ ပါကုန်၏။ အပေကစ္စေ၊ ကုန်သော။
(သတ္တာ၊ တို့သည်။) ယာမာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။
ဥပပဇ္ဇန္တိ၊ ပါကုန်၏။ အပေကစ္စေ၊ ကုန်သော။ (သတ္တာ၊ တို့သည်။) တာဝတိ-
သာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇန္တိ၊ ပါကုန်၏။
အပေကစ္စေ၊ ကုန်သော။ (သတ္တာ၊ တို့သည်။) စာတုမဟာရာဇိကာနံ၊
ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇန္တိ၊ ပါကုန်၏။ ယေ သတ္တာ၊
တို့သည်။ သဗ္ဗနိဟိနံ၊ အလုံးစုံသောနတ်တို့အောက် ယုတ်ညံ့အောက်ကျသော။
ကာယံ၊ အပေါင်းကို။ ဝါ၊ နတ်ပြည်ကို။ ပရိပူရေန္တိ၊ ပြည့်စေကြပါကုန်၏။ တေ
သတ္တာ၊ တို့သည်။ ဂန္ဓဗ္ဗကာယံ၊ ဂန္ဓဗ္ဗနတ်အပေါင်းကို။ ဝါ၊ ဂန္ဓဗ္ဗနတ်ပြည်ကို။
ပရိပူရေန္တိ၊ ပါကုန်၏။ ။ ဣတိ၊ သို့။ အာမဇ္ဇေသိ၊ ပါပြီ။

၉၂၆။ ဘန္တေ၊ ဘုရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဣမမတ္တံ၊
ကို။ ဘာသိတ္ထံ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ ဣမမတ္တံ၊ ကို။ ဘာသတော၊
ပြောဆိုသော။ သနက္ခမာရဿ၊ သော။ ဗြဟ္မုနော၊ ၏။ ဘောသောယေဝ၊
အသံကိုသာလျှင်။ သုယျတိ၊ ကြားအပ်ပါ၏။ [ထည့်စပ်သည် တိုက်ရိုက်ရှိလျှင်

ကောင်း၏။ (တဒါ၊ ထိုအခါ၌။) ဒေဝါ၊ တို့သည်။ မညန္တိ၊ အောက်မေ့
 မှတ်ထင်ကြပါကုန်၏။ ကိံ၊ သို့။ မညန္တိ၊ ပါကုန်သနည်း?။ “ယွာယံ ယော
 အယံ ဗြဟ္မာ၊ အကြင်ဗြဟ္မာသည်။ မမ၊ ငါ၏။ ပလ္လကေ၊ ၌။ နိသီဒတိ၊ ခဲ့၏။
 [ထည့်စပ်သည်]။ သွာယံ သော အယံ ဗြဟ္မာ၊ ထို ငါ့ပလ္လင်၌ ထိုင်နေသော
 ဗြဟ္မာသည်။ ဧကောဝ၊ တယောက်ထည်းတည်းသာလျှင်။ (ဟုတုာ၊ ရှိ။)
 ဘာသတိ၊ ပြောဆိုခဲ့၏။ တနည်း။ ယွာယံ ယော အယံ ဗြဟ္မာ၊ သည်။
 မမ၊ ၏။ ပလ္လကေ၊ ၌။ နိသီဒတိ၊ ခဲ့၏။ ဧကောဝ၊ သော။ သွာယံ သော အယံ
 ဗြဟ္မာ၊ သည်။ ဘာသတိ၊ ခဲ့၏”။ ဣတိ၊ သို့။ မညန္တိ၊ ပါကုန်၏။

ဧကသ္မိံ၊ တယောက်သော။ (ဗြဟ္မာနိ၊ ပကတိဗြဟ္မာသည်။)
 ဘာသမာနသ္မိံ၊ ပြောဆိုသည်ရှိသော်။ သဗ္ဗေ၊ အလုံးစုံကုန်
 သော။ နိမ္မိတာ၊ ဖန်ဆင်းအပ်သောဗြဟ္မာတို့သည်။ ဘာသန္တိ၊
 ပြောဆိုကြပါကုန်၏။ ဧကသ္မိံ၊ သော။ (ဗြဟ္မာနိ၊ သည်။)
 တုဏှိမာသိနေ၊ စကားမချေ ဆိတ်ဆိတ်နေခဲ့သည်ရှိသော်။
 သဗ္ဗေ၊ ကုန်သော။ တေ နိမ္မိတာ၊ တို့သည်။ တုဏှိ၊ စကားမချေ
 ဆိတ်ဆိတ်နေကြကုန်သည်။ ဘဝန္တိ၊ ဖြစ်ပါကုန်၏။

တဒါ၊ ဗြဟ္မာက တရားဟောရာ ထိုအခါ၌။ [သု-သဒ္ဓါကား
 နိပါတ်မျှသာ]။ တာဝတိံသာ၊ ကုန်သော။ သဟိန္ဒကာ၊
 ကုန်သော။ ဒေဝါ၊ တို့သည်။ မညန္တိ၊ ပါကုန်၏။ ကိံ၊ သို့။
 မညန္တိ၊ ပါကုန်သနည်း?။ “ယွာယံ ယော အယံ ဗြဟ္မာ၊ သည်။
 မမ၊ ၏။ ပလ္လကေသ္မိံ၊ ၌။ (နိသီဒတိ၊ ခဲ့၏။) သွာယံ သော
 အယံ ဗြဟ္မာ၊ သည်။ ဧကောဝ၊ သည်သာလျှင်။ (ဟုတုာ၊ ရှိ။)
 ဘာသတိ၊ ခဲ့၏။ တနည်း။ “ဧကောဝ၊ သော။ သွာယံ
 သော အယံ ဗြဟ္မာ၊ သည်။ ဘာသတိ၊ ခဲ့၏”။ ဣတိ၊ သို့။
 မညန္တိ၊ ပါကုန်၏။

ဘန္တေ၊ ဘုရား။ အထ ပစ္စာ၊ တရားဟောပြီးရာကာလမှ နောက်၌။ သနက္ခိ-
 မာရော၊ သော။ ဗြဟ္မာ၊ သည်။ ဧကတ္တေန၊ တခုတည်း၏အဖြစ်ဖြင့်။ အတ္တာနံ၊
 မိမိကိုယ်ကို။ ဥပသံဟရတိ၊ ကပ်ရုံဆောင်ပါ၏။ ဧကတ္တေန၊ ဖြင့်။ အတ္တာနံ၊
 ကို။ ဥပသံဟရိတုာ၊ ပြီး၍။ ဒေဝါနမိန္ဒယ၊ နတ်တို့ကိုအစိုးရသော။ ဝါ၊ နတ်
 တို့၏အစိုးရသောအရှင်ဖြစ်သော။ သက္ကဿ၊ ၏။ ပလ္လကေ၊ ၌။ ပလ္လကေန၊
 ဖြင့်။ နိသီဒိတုာ၊ ပြီး၍။ တာဝတိံသာ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အာ-
 မန္တေသိ၊ ပါပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ ပါသနည်း?။

ဘာဝိတဣဒ္ဓိပါဒ

၂၇၇။ (မယာ၊ သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝဇနံ၊ သည်။ အတ္ထိ၊ ၎်။) တံ ဝစနံ၊ ကိ။ တာဝတိံ သာ၊ ကုန်သော။ သောန္တော ဒေဝါ၊ တို့သည်။ ကိ မညန္တိ၊ ပါကုန်သနည်း?။ ယာဝ၊ အလွန်အကဲ။ ဇာနတာ၊ သိတော်မူတတ်သော၊ ပဿတာ၊ မြင်တော်မူတတ်သော။ အရဟတာ၊ ကိလေသာမြူမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူပြီးသော။ သမ္မာသမ္ဗုဒ္ဓေန၊ မဖောက်ပြန် ကိုယ် တော်တိုင်သာ ဧည့် ယျာဇိတန် တရားမှန်ကို ကေန့်ထိုးထွင်း၍ သိတော်မူပြီးသော။ တေန ဘဂဝတာ၊ သည်။ စတ္တာရော၊ ကုန်သော။ ပညတ္တာ၊ ပညတ်တော်မူအပ် ကုန်ပြီးသော။ ဝါ၊ အပြားအားဖြင့် သိစေအပ်ကုန်ပြီးသော။ ဝါ၊ မရောမယှက် ထားအပ်ကုန်ပြီးသော။ ဣမေ ဣဒ္ဓိပါဒါ၊ ဤဣဒ္ဓိပါဒ်တို့ကို။ ဝါ၊ ဤပြီးစီးအောင် မြင် စုံလင်တတ်သော ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ-သာလျှင်ဖြစ်သော အဘို့အစု တို့ကို။ ဝါ၊ ဤသတ္တဝါတို့၏ ပြီးစီးအောင်မြင် စုံလင်ကြောင်းဖြစ်သော မဂ်၊ ဖိုလ်တို့၏ အခြေခံ တည်ရာအကြောင်းဖြစ်သော ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသတို့ကို။ ဣဒ္ဓိပဟုတာယ၊ တန်းခိုးကို ပြီးစေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်ဟူသော အကျိုး ငှါလည်းကောင်း။ ဣဒ္ဓိဝိသင်္ဂတာယ၊ တန်းခိုးကို ပြီးစေခြင်း၌ လျှောက်ပတ်သည် ၏အဖြစ်ဟူသော အကျိုးငှါလည်းကောင်း။ ဝါ၊ တန်းခိုးကို ဖြစ်စေခြင်း၌ လေ့လာကျွမ်းကျင်နိုင်သည်၏ အဖြစ်ဟူသော အကျိုးငှါလည်းကောင်း။ ဣဒ္ဓိ- ဝိကုဗ္ဗနတာယ၊ ဝိကုဗ္ဗနိဒ္ဓိဖြင့် အမျိုးမျိုးသောရုပ်ပုံကို ပြုပြင်ဖန်ဆင်းနိုင်သည်၏ အဖြစ်ဟူသော အကျိုးငှါလည်းကောင်း။ သုပညတ္တာ စ၊ ကောင်းစွာ အပြား အားဖြင့် သိစေအပ်ပါကုန်သည်သာ။ ဝါ၊ ကောင်းစွာ အပြားအားဖြင့် မရော မယှက် ထားအပ်ပါကုန်သည်သာ။ စတ္တာရော၊ ကုန်သော။ ကတမေ ဣဒ္ဓိပါဒါ၊ တို့ကို။ (သုပညတ္တာ၊ ကုန်သနည်း။)

ဘော၊ အိုအချင်းတို့။ ဣမ ဣမသ္မိံ* လောကေ၊ ၌။ ဘိက္ခု၊ သည်။ ဆန္ဒ- သမာဓိပုဓာနသင်္ခါရသမန္နာဂတံ၊ ဆန္ဒဟူသော အကြီးအကဲရှိသောသမာဓိ၊ အားထုတ်ကြောင်းလုံ့လဖြစ်၍ဖြစ်သော ထိုထိုအထူးကို ပြုစီရင်တတ်သောလုံ့လ နှင့်ပြည့်စုံသော။ ဝါ၊ ဆန္ဒဟူသော အကြီးအကဲရှိသောသမာဓိ၊ မြတ်သော ထိုထို အထူးကို ပြုစီရင်တတ်သော လုံ့လနှင့်ပြည့်စုံသော။ ဣဒ္ဓိပါဒံ၊ ဣဒ္ဓိပါဒ်ကို။ ဝါ၊ ပြီးစီးအောင်မြင် စုံလင်တတ်သော ဆန္ဒသာလျှင်ဖြစ်သော အဘို့အစုကို။ ဝါ၊ သတ္တဝါတို့၏ ပြီးစီးအောင်မြင်စုံလင်ကြောင်းဖြစ်သော မဂ်၊ ဖိုလ်တို့၏ အခြေခံ တည်ရာအကြောင်းရင်းဖြစ်သော ဆန္ဒကို။ ဘာဝေတိ၊ ဖြစ်စေ၏။ ဝါ၊ ပျိုးစေ၏။ ဝီရိယသမာဓိပုဓာနသင်္ခါရသမန္နာဂတံ၊ ဝီရိယဟူသော အကြီးအကဲရှိသော သမာဓိ၊ အားထုတ်ကြောင်းလုံ့လဖြစ်၍ဖြစ်သော ထိုထိုအထူးကို ပြုစီရင်တတ် သောလုံ့လနှင့်ပြည့်စုံသော။ ဣဒ္ဓိပါဒံ၊ ကို။ ဝါ၊ ပြီးစီးအောင်မြင်စုံလင်တတ်သော

ဝိရိယသာလျှင်ဖြစ်သော အဘိအစုကို။ ဘာဝေတိ၊ ဧ။ စိတ္တသမာဓိပုဗ္ဗာနသင်္ခါရ-
 သမန္နာဂတံ၊ စိတ်ဟူသော အကြီးအကဲရှိသောသမာဓိ၊ မြတ်သော ထိုထိုအထူးကို
 ပြုစီရင်တတ်သောလုံ့လနှင့် ပြည့်စုံသော။ ဗျူဟာ၊ ဧ။ ဝါ၊ သတ္တဝါတို့၏ ပြီးစီး
 အောင်မြင် စုံလင်ကြောင်းဖြစ်သော မဂ်၊ ဖိုလ်တို့၏ အခြေခံတည်ရာအကြောင်း
 ရင်းဖြစ်သော စိတ်ကို။ ဘာဝေတိ၊ ဧ။ ဝိမံသာသမာဓိပုဗ္ဗာနသင်္ခါရသမန္နာ-
 ဂတံ၊ ဝိမံသဟူသော အကြီးအကဲရှိသောသမာဓိ၊ မြတ်သော ထိုထိုအထူးကို
 ပြုစီရင်တတ်သောလုံ့လနှင့် ပြည့်စုံသော။ ဝါ၊ ဝိမံသဟူသော အကြီးအကဲ
 ရှိသောသမာဓိ၊ မြတ်သော ထိုထိုအထူးကို ပြုစီရင်တတ်သောလုံ့လနှင့် ပြည့်စုံ
 သော။ ဗျူဟာ၊ ဧ။ ဝါ၊ ပြီးစီးအောင်မြင် စုံလင်တတ်သော ဝိမံသသာလျှင်
 ဖြစ်သော အဘိအစုကို။ ဝါ၊ သတ္တဝါတို့၏ ပြီးစီးအောင်မြင် စုံလင်ကြောင်း
 ဖြစ်သော မဂ်၊ ဖိုလ်တို့၏ အခြေခံတည်ရာအကြောင်းရင်းဖြစ်သော ဝိမံသကို။
 ဘာဝေတိ၊ ဧ။

ဘော၊ တို့။ ဇာနတာ၊ သော။ ပဿတာ၊ သော။ အရဟတာ၊ သော။
 သမ္မာသမ္ဗုဒ္ဓေန၊ သော။ တေန ဘဂဝတာ၊ သည်။ စတ္တာရော၊ ကုန်သော။
 ပညတ္တာ၊ ကုန်သော။ ဣမေ ဗျူဟာ၊ တို့ကို။ ဗျူဟာယ၊ ငှါလည်းကောင်း။
 ဗျူဟာဝိသဝိတာယ၊ ငှါလည်းကောင်း။ ဗျူဟာဝိကုဗ္ဗနတာယ၊ ငှါလည်းကောင်း။
 သုပညတ္တာ၊ ကောင်းစွာအပြားအားဖြင့် ပညတ်အပ်ပါကုန်ပြီ။ ဝါ၊ ကောင်းစွာ
 အပြားအားဖြင့် မရောမယှက် ထားအပ်ပါကုန်ပြီ။

ဘော၊ တို့။ ဟိ၊ ဗျူဟာ သဘာဝကို ကျနသေချာ များသိသာအောင်
 ထင်စွာပြပါအံ့။ အဘိတံ၊ အဘိတ်ဖြစ်သော။ အဗ္ဗါနံ၊ အဗ္ဗိန္ဒြိယံ။ ဝါ၊ ကဒလန္တိ။
 ယေ ကေစိ၊ ကုန်သော။ သမဏာ ဝါ၊ ရဟန်းတို့သည်သော်လည်းကောင်း။
 ဗြာဟ္မဏာ ဝါ၊ ပုဏ္ဏားတို့သည်သော်လည်းကောင်း။ အနေကဝိဟိတံ၊ များသော
 အပြားရှိသော။ ဝါ၊ များသောအပြားတို့ဖြင့် ဖွင့်အပ်စီရင်အပ်သော။ ဗျူဟာဝိမံ၊
 တန်းခိုးအစုကို။ ပစ္စန္ဒဘောသံ၊ ခံစားကြကုန်ပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော။
 တေ သမဏာ ဝါ၊ တို့သည်သော်လည်းကောင်း။ တေ ဗြာဟ္မဏာ ဝါ၊ တို့သည်
 သော်လည်းကောင်း။ စတုန္နံ၊ ကုန်သော။ ဣမေသညေဝ ဗျူဟာ၊ ဤဗျူဟာ
 တို့၏သာလျှင်။ ဝါ၊ တို့ကိုသာလျှင်။ ဘာဝိတတ္တာ၊ ဖြစ်စေအပ်ကုန်ပြီးသည်၏
 အဖြစ်ကြောင့်။ ဝါ၊ ပွားစေအပ်ကုန်ပြီးသည်၏အဖြစ်ကြောင့်။ ဗဟုလိကတတ္တာ၊
 များသောလည်း များသကဲ့သို့ ပြုအပ်ကုန်ပြီးသည်၏ အဖြစ်ကြောင့်။ ဝါ၊
 ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်ပြီးသည်၏အဖြစ်ကြောင့်။ အနေက-
 ဝိဟိတံ၊ သော။ ဗျူဟာဝိမံ၊ ကို။ ပစ္စန္ဒဘောသံ၊ ကုန်ပြီ။ [ပြန်စပ်သည်]။
 ဘော၊ တို့။ ဟိ၊ သည်သာမကသေးပါ။ ယေပိကေစိ၊ ကုန်သော။ သမဏာ
 ဝါ၊ တို့သည်သော်လည်းကောင်း။ ဗြာဟ္မဏာ ဝါ၊ တို့သည်သော်လည်းကောင်း။

အနာဂတံ၊ အနာဂတ်ဖြစ်သော။ အဗ္ဗါနံ၊ ဤ။ အနေကဝိဟိတံ၊ သော။ ဣဒ္ဓိဝိဓံ၊ ကို။ ပစ္စန္ဒဘောဿန္တိ၊ ခံစားနိုင်ကြကုန်လိမ့်လတ္တံ့။ သဗ္ဗေ၊ ကုန်သော။ တေ သမဏာ ဝါ၊ တို့သည်သော်လည်းကောင်း။ တေ၊ ပြာဟ္မဏာ ဝါ၊ တို့သည်သော်လည်းကောင်း။ စတုန္နံ၊ ကုန်သော။ ဣမေသညေဝ ဣဒ္ဓိပါဒါနံ၊ တို့၏သာလျှင်။ ဝါ၊ တို့ကိုသာလျှင်။ ဘာဝိတတ္တာ၊ ကုန်ပြီးသည်၏အဖြစ်ကြောင့်။ ဗဟုလီကတတ္တာ၊ ကုန်ပြီးသည်၏အဖြစ်ကြောင့်။ အနေကဝိဟိတံ၊ သော။ ဣဒ္ဓိဝိဓံ၊ ကို။ ပစ္စန္ဒဘောဿန္တိ၊ ကုန်လိမ့်လတ္တံ့။

ဘော၊ တို့။ ဟိ၊ သည်သာမကသေးပါ။ တေရဟိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ ယေ ကေစိ၊ ကုန်သော။ ယေပိ သမဏာ ဝါ၊ တို့သည်သော်လည်းကောင်း။ ယေပိ ပြာဟ္မဏာ ဝါ၊ တို့သည်သော်လည်းကောင်း။ အနေကဝိဟိတံ၊ သော။ ဣဒ္ဓိဝိဓံ၊ ကို။ ပစ္စန္ဒဘောဿန္တိ၊ ခံစားနိုင်ကြကုန်ဆဲ။ သဗ္ဗေ၊ ကုန်သော။ တေ သမဏာ ဝါ၊ တို့သည်သော်လည်းကောင်း။ တေ ပြာဟ္မဏာ ဝါ၊ တို့သည်သော်လည်းကောင်း။ စတုန္နံ၊ ကုန်သော။ ဣမေသညေဝ ဣဒ္ဓိပါဒါနံ၊ တို့၏သာလျှင်။ ဝါ၊ တို့ကိုသာလျှင်။ ဘာဝိတတ္တာ၊ ကုန်ပြီးသည်၏အဖြစ်ကြောင့်။ ဗဟုလီကတတ္တာ၊ ကုန်ပြီးသည်၏ အဖြစ်ကြောင့်။ အနေကဝိဟိတံ၊ သော။ ဣဒ္ဓိဝိဓံ၊ ကို။ ပစ္စန္ဒဘောဿန္တိ၊ ကုန်ဆဲ။ တာဝတိံ သာ၊ ကုန်သော။
 ၁၂ ဘောန္တော ဒေဝါ၊ တို့သည်။ မမပိ၊ ၎်လည်း။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ဣမံ ဣဒ္ဓါနုဘာဝံ၊ ဤတန်းခိုးအာနုဘော်ကို။ ပဿန္တိ နော၊ မြင်ကြရပါကုန်၏လော့?။ ဣတိ၊ သို့။ အာမန္တေသိ၊ ပါပြီ။

(ဧဝံ သို့။ ဝုတ္တော၊ သနက္ခမာရဗြဟ္မာကပြောဆိုအပ်သည်ရှိသော်။ တာဝတိံ သာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊ ကို။ တေ ဝစနံ၊ ကို။ အဝေါစံ၊ ပါကုန်ပြီ။) ကိံ သို့။ အဝေါစံ၊ ကုန်သနည်း?။ “မဟာဗြဟ္မေ၊ အရှင်ဗြဟ္မာကြီး။ (မယံ၊ တို့သည်။ တဝ၊ ၎်။ ဧဝရူပံ၊ သော။ ဣဒ္ဓါနုဘာဝံ၊ ကို။) ဧဝံ ပဿာမ၊ ဤသို့မြင်ကြရကုန်သည်မှန်ပါ၏”။ ဣတိ၊ သို့။ အဝေါစံ၊ ပါကုန်ပြီ။ (ဧဝံ သို့။ ဝုတ္တော၊ သော်။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ တာဝတိံ သေ၊ ကုန်သော။ ဒေဝါ၊ တို့ကို။ တေ ဝစနံ၊ ကို။ အဝေါစ၊ ပါပြီ။) ကိံ သို့။ အဝေါစ၊ နည်း?။ “ဘော၊ တို့။ အဟမ္မိ၊ သည်လည်း။ စတုန္နံ၊ ကုန်သော။ [စတုန္နဉ္စ-ဟု မှုများတွင် ရှိကြသည်။ စ-မလိ]။ ဣမေသညေဝ ဣဒ္ဓိပါဒါနံ၊ တို့၏သာလျှင်။ ဝါ၊ တို့ကိုသာလျှင်။ ဘာဝိတတ္တာ၊ ကုန်ပြီးသည်၏ အဖြစ်ကြောင့်။ ဗဟုလီကတတ္တာ၊ ကုန်ပြီးသည်၏ အဖြစ်ကြောင့်။ ဧဝံ သို့။ မဟိဒ္ဓိကော၊ ကြီးသောတန်းခိုးရှိသည်။ ဧဝံ သို့။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသည်။ (အမ္ပိ၊ ဖြစ်ခဲ့ရပါ၏။)” ဣတိ၊ သို့။ အဝေါစ၊ ပြီ။

ဘန္တေ၊ ဘုရား။ သနက်မာရော၊ သော။ ဗြဟ္မာ၊ သည်။ ဣမမတ္တံ၊ ကိ။
ဘာသိတ္ထံ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ သနက်မာရော၊ သော။ ဗြဟ္မာ၊ သည်။
ဣမမတ္တံ၊ ကိ။ ဘာသိတ္ထံ၊ ပြီး၍။ တာဝတိံသေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။
အာမန္တေသိ၊ ပြန်ပါပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ ပြန်ပါသနည်း?။

အခွင့်ရကြောင်းတရား ၃-ပါး

၂၇၈။ (“မယာ၊ သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝစနံ၊ သည်။ အတ္ထိ၊ ၎င်း။
တံ ဝစနံ၊ ကိ။ တာဝတိံသံ၊ ကုန်သော။ ဘောန္တော ဒေဝါ၊ တို့သည်။ ကိံ
မညန္တိ၊ ကုန်သနည်း။) ဇာနတာ၊ သော။ ပဿတာ၊ သော။ အရဟတာ၊ သော။
သမ္မာသမ္ဗုဒ္ဓေန၊ သော။ တေန ဘဂဝတာ၊ သည်။ ယာဝ စ၊ အလွန်အကဲ
သာလျှင်။ [ဣဒံသဒ္ဓါ နိပါတ်မျှသာ။] သုခဿ၊ ဈာန်ချမ်းသာ၊ မဂ်ချမ်းသာ၊
ဖိုလ်ချမ်းသာကို။ အဓိဂမာယ၊ ရခြင်းငှါ။ တယော၊ သုံးပါးကုန်သော။ သြကာ-
သာဓိဂမာ၊ အခွင့်ကို ရကြောင်းဖြစ်သောတရားတို့ကို။ ဝါ၊ အခွင့်ကို ရခြင်း
တို့ကို။ ဝါ၊ ရအပ်သောအခွင့်တို့ကို။ အနုဗုဒ္ဓါ၊ ထိုးထွင်း၍ သိအပ်ပါကုန်ပြီ။
တယော၊ ကုန်သော။ ကတမေ သြကာသာဓိဂမာ၊ တို့ကို။ အနုဗုဒ္ဓါ၊ ကုန်
သနည်း။

ဘော၊ တို့။ ဣဓ ဣမသ္မိံ လောကေ၊ ဌံ။ ဧကေစ္စော၊ အချို့သော။
(ပုဂ္ဂလော၊ သည်။) ကာမေဟိ၊ ဝတ္ထုကာမ၊ ကိလေသာကာမတို့နှင့်။ သံသဇ္ဇော၊
ရောနှောဆက်ဆံသည်။ အကုသလေဟိ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေဟိ၊
တရားတို့နှင့်။ သံသဇ္ဇော၊ သည်။ (ဟုတွာ၊ ၍။) ဝိဟရတိ၊ နေခဲ့၏။ သော
ပုဂ္ဂလော၊ သည်။ အပရေန၊ တပါးသော။ သမယေန၊ အခါ၌။ အရိယမ္ပေ၊
အရိယာ၏အဖြစ်ကို ပြုတတ်သောတရားကို။ ဝါ၊ ကိလေသာမြို့မှူး ညစ်အကြေး
မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရားသည် ဟောတော်မူအပ်သော
တရားကို။ သုဏ္ဍာတိ၊ နာ၏။ ယောနိသော၊ ကုသိုလ်ကို ရခြင်း၏အကြောင်း
အားဖြင့်။ မနသိ၊ စိတ်၌။ ကရောတိ၊ ထား၏။

တနည်း။ မနသိ ကရောတိ၊ နှလုံးသွင်း၏။ ဓမ္မာနုဓမ္မံ၊ ကိုးပါးသော
လောကုတ္တရာတရားအား လျော်သောကျင့်ဝတ်တရားကို။ ပဋိပဇ္ဇတိ၊ ကျင့်၏။
သော ပုဂ္ဂလော၊ သည်။ အရိယဓမ္မဿဝနံ၊ အရိယာ၏အဖြစ်ကို ပြုတတ်သော
တရားကို နာခြင်းကို။ ဝါ၊ ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်
တော်မူသော မြတ်စွာဘုရားသည် ဟောတော်မူအပ်သောတရားကို နာခြင်းကို။
အာဂမ္မ၊ စွဲ၍။ ယောနိသော၊ အားဖြင့်။ မနသိကာရံ၊ စိတ်၌ထားခြင်းကို။ ဝါ၊
နှလုံးသွင်းခြင်းကို။ အာဂမ္မ၊ ၍။ ဓမ္မာနုဓမ္မပုဋိပတ္တိံ၊ ကိုးပါးသောလောကုတ္တရာ

တရားအား လျော်သောအကျင့်ကို ကျင့်ခြင်းကို။ အာဂမ္မ၊ ရှိ။ ကာမေဟိ၊ တို့နှင့်။ အသံသဋ္ဌော၊ မရောနှော မဆက်ဆံသည်။ အကုသလေဟိ၊ ကုန်သော။ ဓမ္မေဟိ၊ တို့နှင့်။ အသံသဋ္ဌော၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ၏။ ကာမေဟိ၊ တို့နှင့်။ အသံသဋ္ဌဿ၊ မရောနှော မဆက်ဆံသော။ အကုသလေဟိ၊ ကုန်သော။ ဓမ္မေဟိ၊ တို့နှင့်။ အသံသဋ္ဌဿ၊ သော။ တဿ ပုဂ္ဂလဿ၊ အား။ သုခံ၊ ပဌမဈာန်ချမ်းသာသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာ၏။ သုခါ၊ ပဌမဈာန်ချမ်းသာကြောင့်။ ဝါ၊ ပဌမဈာန်ချမ်းသာဟူသော အကြောင်းကြောင့်။ ဘိယျော၊ လွန်ကဲသော။ ဝါ၊ အဆင့်ဆင့်ဖြစ်သော။ သောမနဿံ၊ သောမနဿသည်။ ဝါ၊ ကောင်းသောစိတ်၏ ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော စေတသိကသုခဝေဒနာသည်။ ဝါ၊ ကောင်းသောစိတ်ရှိသောပုဂ္ဂိုလ်၏ ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော စေတသိကသုခဝေဒနာသည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဘော၊ တို့။ သေယျထာပိ၊ မည်သည်။ မုဒါ၊ ဝမ်းမြောက်ခြင်းဟူသော တရုဏပီတိကြောင့်။ [ကြိည့်-ပမုဒါဟု မူအစောင်စောင်တွင် ရှိကြသည်။ အဋ္ဌကထာ၊ ဋီကာများနှင့် မညီသောကြောင့် မသင့်။] ပါမောဇ္ဇံ၊ မြတ်သော ဝမ်းမြောက်ခြင်းဟူသော ဗလဝပီတိသည်။ ဇာယေထ သေယျထာပိ၊ ဖြစ်ရာသကဲ့သို့။ ဘော၊ တို့။ ဝေမေဝခေါ၊ တူသာလျှင်။ ကာမေဟိ၊ တို့နှင့်။ အသံသဋ္ဌဿ၊ သော။ အကုသလေဟိ၊ ကုန်သော။ ဓမ္မေဟိ၊ တို့နှင့်။ အသံသဋ္ဌဿ၊ သော။ တဿ ပုဂ္ဂလဿ၊ အား။ (လိက်စပ်သည်။) သုခံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ သုခါ၊ ကြောင့်။ ဘိယျော၊ သော။ သောမနဿံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။

ဘော၊ တို့။ ဇာနတာ၊ သော။ ပဿတာ၊ သော။ အရဟတာ၊ သော။ သမ္မာသမ္ဗုဒ္ဓေန၊ သော။ တေန ဘဂဝတာ၊ သည်။ သုခဿ၊ ကိ။ အဓိဂမာယ၊ ငါ။ ပဌမော၊ သော။ အယံ သြကာသာဓိဂမော၊ ဤ အခွင့်ကို ရကြောင်း ဖြစ်သော ပဌမဈာန်ချမ်းသာကို။ ဝါ၊ ပဌမဈာန်ချမ်းသာတည်းဟူသော အခွင့်ကို ရခြင်းကို။ ဝါ၊ ရအပ်သော ပဌမဈာန်ချမ်းသာအခွင့်ကို။ အနုဗုဒ္ဓေါ၊ အပ်ပါပြီ။

ဘော၊ တို့။ ပုန စပရံ၊ သြကာသာဓိဂမ တမျိုးတခြား တပါးကိုလည်း ထင်ရှားတဖန် ဟောခဲ့ပြန်အံ့။ တနည်း။ ဘော၊ တို့။ ပုန၊ တဖန်။ အပရံ၊ တပါးသော။ သြကာသာဓိဂမဉ္ဇ၊ သြကာသာဓိဂမကိုလည်း။ (အဟံ၊ သည်။ ဘာသိဿာမိ၊ ခဲ့ပေအံ့။ တုမ္ပေ၊ တို့သည်။ သုဏာထ၊ ပါကုန်လော့။) ဣမ ဣမသ္မိံ လောကေ၊ ဤ။ ဧကစ္စဿ၊ အချို့သော။ ပုဂ္ဂလဿ၊ အား။ ဝါ၊ ၏။ သြဋ္ဌာရိကာ၊ ရုန့်ရင်းကြမ်းတမ်းကုန်သော။ ကာယသင်္ခါရာ၊ ကာယသင်္ခါရဘို့သည်။ ဝါ၊ ကရဇကာယသည် ပြုပြင်စီရင်အပ်ကုန်သော ဝင်သက်၊ ထွက်သက် တို့သည်။ အပ္ပဋိပ္ပဿဒ္ဓါ၊ မငြိမ်းအေးကုန်သည်။ ဟောန္တိ၊ ကုန်၏။ သြဋ္ဌာရိကာ၊

ကုန်သော။ ဝစီသင်္ခါရာ၊ ဝစီသင်္ခါရတို့သည်။ ဝါ၊ ဝစီဘေဒသဒ္ဒကံ ပြုပြင်စီရင်
 တတ်ကုန်သော ဝိတက်၊ ဝိစာရတို့သည်။ အပ္ပဋ္ဌိပ္ပဿဒ္ဓါ၊ ကုန်သည်။ ဟောန္တိ၊
 ကုန်၏။ သြဠာရိကာ၊ ကုန်သော။ စိတ္တသင်္ခါရာ၊ စိတ္တသင်္ခါရတို့သည်။ ဝါ၊
 စိတ်သည် ပြုပြင်စီရင်အပ်ကုန်သော ဝေဒနာ၊ သညာ၊ သင်္ခါရတို့သည်။ အပ္ပဋ္ဌိပ္ပ-
 ဿဒ္ဓါ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ သော ပုဂ္ဂလော၊ သည်။ အပရေန၊ သော။
 သမယေန၊ ဌ။ အရိယဓမ္မံ၊ ကိ။ သုဏာတိ၊ ၏။ ယောနိသော၊ အားဖြင့်။
 မနသိ၊ ဌ။ ကရောတိ၊ ၏။ ဓမ္မာနုဓမ္မံ၊ ကိ။ ပဋိပဇ္ဇတိ၊ ၏။ တဿ ပုဂ္ဂလဿ၊
 အား။ ဝါ၊ ၏။ အရိယဓမ္မဿဝနံ၊ ကိ။ အာဂမ္မ၊ ရှိ။ ယောနိသော၊ အားဖြင့်။
 မနသိကာရံ၊ ကိ။ အာဂမ္မ၊ ရှိ။ ဓမ္မာနုဓမ္မပ္ပဋိပတ္တိံ၊ ကိ။ အာဂမ္မ၊ ရှိ။ သြဠာရိကာ၊
 ကုန်သော။ ကာယသင်္ခါရာ၊ တို့သည်။ ပဋိပ္ပဿမ္ဘန္တိ၊ ငြိမ်းအေးကုန်၏။
 သြဠာရိကာ၊ ကုန်သော။ ဝစီသင်္ခါရာ၊ တို့သည်။ ပဋိပ္ပဿမ္ဘန္တိ၊ ကုန်၏။
 သြဠာရိကာ၊ ကုန်သော။ စိတ္တသင်္ခါရာ၊ တို့သည်။ ပဋိပဿမ္ဘန္တိ၊ ကုန်၏။
 တဿ ပုဂ္ဂလဿ၊ အား။ သြဠာရိကာနံ၊ ကုန်သော။ ကာယသင်္ခါရာနံ၊ တို့၏။
 ပဋိပ္ပဿဒ္ဓိယာ၊ ငြိမ်းအေးခြင်းကြောင့်။ သြဠာရိကာနံ၊ ကုန်သော။ ဝစီသင်္ခါ-
 ရာနံ၊ တို့၏။ ပဋိပ္ပဿဒ္ဓိယာ၊ ကြောင့်။ သြဠာရိကာနံ၊ ကုန်သော။ စိတ္တသင်္ခါ-
 ရာနံ၊ တို့၏။ ပဋိပ္ပဿဒ္ဓိယာ၊ ကြောင့်။ သုခံ၊ နိရောဓသမာပတ်မှ ထသော
 အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်အား ဖြစ်မြဲဖြစ်သော စတုတ္ထဈာန်ကဖလသမာပတ္တိ
 ချမ်းသာသည်။ ဥပ္ပဇ္ဇတိ၊ ၏။ သုခါ၊ ကြောင့်။ ဘိယျော၊ သော။ သောမနဿံ၊
 သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဘော၊ တို့။ သေယျထာပိ၊ မည်သည်။ မုဒါ၊ ကြောင့်။
 ပါမောဇ္ဇံ၊ သည်။ ဇာယေထ သေယျထာပိ၊ သို့။ ဘော၊ တို့။ ဝေမေဝ ခေါ၊
 တူသာလျှင်။ သြဠာရိကာနံ၊ ကုန်သော။ ကာယသင်္ခါရာနံ၊ တို့၏။ ပဋိပ္ပဿဒ္ဓိယာ၊
 ကြောင့်။ သြဠာရိကာနံ၊ ကုန်သော။ ဝစီသင်္ခါရာနံ၊ တို့၏။ ပဋိပ္ပဿဒ္ဓိယာ၊
 ကြောင့်။ သြဠာရိကာနံ၊ ကုန်သော။ စိတ္တသင်္ခါရာနံ၊ တို့၏။ ပဋိပ္ပဿဒ္ဓိယာ၊
 ကြောင့်။ သုခံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ သုခါ၊ ကြောင့်။ ဘိယျော၊ သော။
 သောမနဿံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။

ဘော၊ တို့။ ဇာနတာ၊ သော။ ပဿတာ၊ သော။ အရဟတာ၊ သော။
 သမ္မာသမ္ဗုဒ္ဓေန၊ သော။ ဘေန ဘဂဝတာ၊ သည်။ သုခဿ၊ ကိ။ အဓိဂ-
 မာယ၊ ဌ။ ဒုတိယော၊ သော။ သြကာသာဓိဂမော၊ အခွင့်ကိုရကြောင်းဖြစ်
 သော နိရောဓသမာပတ်မှ ထသော အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်အား ဖြစ်မြဲဖြစ်
 သော စတုတ္ထဈာန်ကဖလသမာပတ္တိချမ်းသာကို။ အနုဗုဒ္ဓေါ၊ အပ်ပါပြီ။

ဘော၊ တို့။ ပုန စပရံ၊ သြကာသာဓိဂမ တမျိုးတခြား တပါးကိုလည်း
 ထင်ရှားတဖန် ဟောထားခဲ့ပြန်အံ့။ ဣဒ-ဣမသ္မိံ လောကေ၊ ဌ။ ကေစွော
 သော။ (ပုဂ္ဂလော၊ သည်။) “ဣဒံ၊ ဤဆယ်ပါးသော ကုသိုလ်ကမ္မပထတရား

သည်။ ကုသလံ၊ ကုသိုလ်မည်၏။ ဣတိ၊ သို့။ ယထာဘူတံ၊ အကြင်အကြင်
 မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်သည်အား
 လျော်စွာ။ ဝါ၊ ထင်ရှားရှိသော ကုသိုလ်ကမ္မပထ၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊
 ပဒဋ္ဌာန်အား လျော်စွာ။ နပ္ပဇာနာတိ၊ အပြားအားဖြင့်မသိ။ “ဣဒံ၊ ဤ
 ဆယ်ပါးသော အကုသိုလ်ကမ္မပထတရားသည်။ အကုသလံ၊ အကုသိုလ်မည်၏။
 ဣတိ၊ သို့။ ယထာဘူတံ၊ အကြင်အကြင် မဖောက်မပြန် ဟုတ်မှန်သည့်
 အတိုင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်သည်အား လျော်စွာ။ ဝါ၊ ထင်ရှား
 ရှိသော အကုသိုလ်ကမ္မပထ၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အားလျော်
 စွာ။ နပ္ပဇာနာတိ၊ အပြားအားဖြင့် မသိ။ “ဣဒံ၊ ဤဆယ်ပါးသော အကုသိုလ်
 ကမ္မပထတရားသည်။ သာဝဇ္ဇံ၊ အပြစ်နှင့်တကွဖြစ်ခဲ့၏။ ဝါ၊ အပြစ်ရှိခဲ့၏။
 ဣတိ၊ သို့။ ယထာဘူတံ၊ တိုင်း။ နပ္ပဇာနာတိ၊ မသိ။ “ဣဒံ၊ ဤဆယ်ပါးသော
 ကုသိုလ်ကမ္မပထတရားသည်။ အနဝဇ္ဇံ၊ အပြစ်မရှိခဲ့။ ဣတိ၊ သို့။ ယထာဘူတံ၊
 စွာ။ နပ္ပဇာနာတိ၊ မသိ။ “ဣဒံ၊ ဤဆယ်ပါးသော ကုသိုလ်ကမ္မပထတရားကို။
 သေဝိတဗ္ဗံ၊ မှီဝဲအပ်-မှီဝဲသင့်-မှီဝဲထိုက်၏။ ဣတိ၊ သို့။ ယထာဘူတံ၊ တိုင်း။
 နပ္ပဇာနာတိ၊ မသိ။ “ဣဒံ၊ ဤဆယ်ပါးသော အကုသိုလ်ကမ္မပထတရားကို။
 န သေဝိတဗ္ဗံ၊ မမှီဝဲအပ်-မမှီဝဲသင့်-မမှီဝဲထိုက်”။ ဣတိ၊ သို့။ ယထာဘူတံ၊ စွာ။
 နပ္ပဇာနာတိ၊ မသိ။ “ဣဒံ၊ ဤဆယ်ပါးသော အကုသိုလ်ကမ္မပထတရားသည်။
 ဟိန္နံ၊ ယုတ်ညံ့အောက်ကျခဲ့၏။ ဣတိ၊ သို့။ ယထာဘူတံ၊ တိုင်း။ နပ္ပဇာနာတိ၊
 မသိ။ “ဣဒံ၊ ဤဆယ်ပါးသော ကုသိုလ်ကမ္မပထတရားသည်။ ပဏိတံ၊ မှန်မြတ်
 ခဲ့၏။ ဣတိ၊ သို့။ ယထာဘူတံ၊ စွာ။ နပ္ပဇာနာတိ၊ မသိ။ “ဣဒံ၊ ဤဆယ်ပါး
 သော အကုသိုလ်ကမ္မပထတရား၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထတရားသည်။
 ကဏ္ဍသုက္ကသပုဋ္ဌိဘာဝံ၊ မည်းလည်းမည်းနက်၊ ဖြူလည်းဖြူစင် တူသောအဘို့လည်း
 ရှိခဲ့၏။ ဝါ၊ မည်းလည်းမည်းနက်၊ ဖြူလည်းဖြူစင်၊ ဆန့်ကျင်သောအဘို့လည်း
 ရှိခဲ့၏။ ဣတိ၊ သို့။ ယထာဘူတံ၊ အကြင်အကြင် မဖောက်မပြန် ဟုတ်မှန်သည့်
 အတိုင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်သည်အား လျော်စွာ။ ဝါ၊ ထင်ရှား
 ရှိသော ဆယ်ပါးသော အကုသိုလ်ကမ္မပထ၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထ
 တရား၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အား လျော်စွာ။ နပ္ပဇာနာတိ၊
 အပြားအားဖြင့်မသိ။

* သော ပုဂ္ဂလော၊ သည်။ အပရေန၊ သော။ သမယေန၊ ဌိ။ အရိယဓမ္မံ၊
 ကို။ သုဏာတိ၊ ၏။ ယောနိသော၊ အားဖြင့်။ မနသိ၊ ဌိ။ ကရောတိ၊
 ၏။ ဓမ္မာနုဓမ္မံ၊ ကို။ ပဋိပဇ္ဇတိ၊ ၏။ သော ပုဂ္ဂလော၊ သည်။ အရိယ-
 ဓမ္မဿဝနံ၊ ကို။ အာဂမ္မ၊ ရှိ။ ယောနိသော၊ အားဖြင့်။ မနသိကာရံ၊ ကို။
 အာဂမ္မ၊ ရှိ။ ဓမ္မာနုဓမ္မပုဋ္ဌိပတ္တိံ၊ ကို။ အာဂမ္မ၊ ရှိ။ “ဣဒံ၊ သည်။ ကုသလံ၊

၏။ ဣတိ၊ သို့။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။
 “ဣဒံ၊ သည်။ အကုသလံ၊ ၏။ ဣတိ၊ သို့။ ယထာဘူတံ၊ စွာ။ ပဇာနာတိ၊
 ၏။ “ဣဒံ၊ သည်။ သာဝဇ္ဇံ၊ ၏။ ဣတိ၊ သို့။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊
 ၏။ “ဣဒံ၊ သည်။ အနဝဇ္ဇံ၊ ခဲ့”။ ဣတိ၊ သို့။ ယထာဘူတံ၊ စွာ။ ပဇာနာတိ၊
 ၏။ “ဣဒံ၊ ကိ။ သေဝိတဗ္ဗံ၊ ၏။ ဣတိ၊ သို့။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊
 ၏။ “ဣဒံ၊ ကိ။ န သေဝိတဗ္ဗံ၊ ထိုက်”။ ဣတိ၊ သို့။ ယထာဘူတံ၊ စွာ။ ပဇာ-
 နာတိ၊ ၏။ “ဣဒံ၊ သည်။ ဟိနံ၊ ခဲ့၏။ ဣတိ၊ သို့။ ယထာဘူတံ၊ တိုင်း။
 ပဇာနာတိ၊ ၏။ “ဣဒံ၊ သည်။ ပဏိတံ၊ ၏။ ဣတိ၊ သို့။ ယထာဘူတံ၊ စွာ။
 ပဇာနာတိ၊ ၏။ “ဣဒံ၊ သည်။ ကဏှသုက္ကသပ္ပဒိဘာဂံ၊ ၏။ ဣတိ၊ သို့။
 ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊ ၏။ ဧဝံ၊ ဤသို့ ဆယ်ပါးသော ကုသိုလ်ကမ္မ-
 ပထတရား၊ ဆယ်ပါးသော အကုသိုလ်ကမ္မပထတရားကို။ ဇာနတော၊ သိသော။
 ဧဝံ၊ ဤသို့ ဆယ်ပါးသော ကုသိုလ်ကမ္မပထတရား၊ ဆယ်ပါးသော အကုသိုလ်
 ကမ္မပထတရားကို။ ပဿတော၊ မြင်သော။ တဿ ပုဂ္ဂလဿ၊ အား။ ဝါ၊ သည်။
 ဧဝံ၊ ကိ။ ဇာနတော၊ သိသည်၏အဖြစ်ကြောင့်။ ဧဝံ၊ ကိ။ ပဿတော၊ မြင်သည်
 ၏အဖြစ်ကြောင့်။ [ဧဝံ ဇာနတော ဧဝံ ပဿတော ဟူသောပါဠိများကို တန္တ-
 နည်းပြု၍ နှစ်ထပ်ယောဇနာသည်။ အဝိဇ္ဇာ၊ လေးပါးသော သစ္စာကို ဖုံးလွှမ်း
 တတ်သော အဝိဇ္ဇာကို။ ပဟိယတိ၊ ပယ်အပ်၏။ ဝိဇ္ဇာ၊ အရဟတ္တမဂ္ဂဝိဇ္ဇာသည်။
 ဥပ္ပဇ္ဇတိ၊ ၏။ တဿ ပုဂ္ဂလဿ၊ အား။ အဝိဇ္ဇာဝိရာဂါ၊ အဝိဇ္ဇာကို လွန်မြောက်
 ခြင်းကြောင့်။ [ဤ၌ အဝိဇ္ဇာဝိတရာဂါ ဟု မှုအစောင်စောင်တွင် ပျက်လျက်ရှိ
 သည်။] ဝိဇ္ဇုပ္ပါဒါ၊ အရဟတ္တမဂ္ဂဝိဇ္ဇာ၏ ဖြစ်ခြင်းကြောင့်။ သုခံ၊ အရဟတ္တမဂ်
 ချမ်းသာ၊ အရဟတ္တဖိုလ်ချမ်းသာသည်။ ဥပ္ပဇ္ဇတိ၊ ၏။ သုခါ၊ ကြောင့်။ ဘိယျော၊
 သော။ သောမနဿံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဘော၊ တို့။ သေယျထာပိ၊ မည်သည်။
 မုဒါ၊ ကြောင့်။ ပါမောဇ္ဇံ၊ သည်။ ဇာယေတ သေယျထာပိ၊ သို့။ ဘော၊ တို့။
 ဝေမေဝ ခေါ၊ တူသာသျှင်။ အဝိဇ္ဇာဝိရာဂါ၊ ကြောင့်။ ဝိဇ္ဇုပ္ပါဒါ၊ ကြောင့်။
 သုခံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ သုခါ၊ ကြောင့်။ ဘိယျော၊ သော။ သောမနဿံ၊
 သည်။ ဥပ္ပဇ္ဇတိ၊ ၏။

ဘော၊ တို့။ ဇာနတော၊ သော။ ပဿတာ၊ သော။ အရဟတာ၊
 သော။ သမ္မာသမ္ဗုဒ္ဓေန၊ သော။ တေန ဘဂဝတာ၊ သည်။ သုခဿ၊
 စျာန်ချမ်းသာ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာကို။ ဝါ၊ အရဟတ္တဖိုလ်ချမ်းသာ
 ကို။ အဓိဂမာယ၊ ရခြင်းငှါ။ တတိယော၊ သော။ အယံ ဩကာသာ-
 ဝိဂမော၊ ဤ အခွင့်ကို ရကြောင်းဖြစ်သော အရဟတ္တမဂ်၊ အရဟတ္တဖိုလ်
 ချမ်းသာကို။ အနုဗုဒ္ဓေါ၊ အပ်ပါပြီ။ ဘော၊ တို့။ ဇာနတော၊ သော။ ပဿတာ၊

သော။ အရဟတာ၊ သော။ သမ္မာသမ္ဗုဒ္ဓေန၊ သော။ တေန ဘဂဝတာ၊ သည်။
 သုခဿ၊ ကိ။ အဓိဂမာယ၊ ငှါ။ တယော၊ ကုန်သော။ ဣမေ ဩကာသာဓိ-
 ဂမာ၊ တို့ကို။ အနုဗုဒ္ဓါ၊ အပ်ပါကုန်ပြီ။ ဣတိ၊ သို့။ အာမန္တေသိ၊ ပါပြီ။
 ဘန္တေ၊ ဘုရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဣမမတ္တံ၊ ကိ။ ဘာ-
 သိတ္ထံ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဣမမတ္တံ၊
 ကိ။ ဘာသိတာ၊ ပြီး၍။ တာဝတိံသေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။
 အာမန္တေသိ၊ ပြန်ပါပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ ပြန်ပါသနည်း?။

တေသတိပဋ္ဌာန

၂၇၉။ (“မယာ၊ သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝစနံ၊ သည်။ အတ္တိ၊ ၏။)
 တံ ဝစနံ၊ ကိ။ တာဝတိံသာ၊ ကုန်သော။ ဘောန္တော ဒေဝါ၊ တို့သည်။ ကိံ
 မညန္တိ၊ ပါကုန်သနည်း?။ ဇာနတာ၊ သော။ ပဿတာ၊ သော။ အရဟတာ၊ သော။
 သမ္မာသမ္ဗုဒ္ဓေန၊ သော။ တေန ဘဂဝတာ၊ သည်။ ယာဝ၊ ကဲ။ စတ္တာရော၊
 ကုန်သော။ ဣမေ သတိပဋ္ဌာနာ၊ ဤသတိပဋ္ဌာန်တို့ကို။ သုပညတ္တာ စ၊ အပ်ပါ
 ကုန်သည်သာ။ ကုသလဿ၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ်ကို။ ဝါ။ အပြစ်မရှိသော
 မဂ်၊ ဖိုလ်ကို။ ဝါ။ ဘေးမရှိသော မဂ်၊ ဖိုလ်ကို။ အဓိဂမာယ၊ ရခြင်းငှါ။ ပညတ္တာ၊
 အပြားအားဖြင့် သိစေအပ်ပါကုန်ပြီ။ ဝါ။ အပြားအားဖြင့် မရောမယှက်ထား
 အပ်ပါကုန်ပြီ။ စတ္တာရော၊ ကုန်သော။ ကတမေ သတိပဋ္ဌာနာ၊ တို့ကို။ သုပညတ္တာ၊
 အပ်ပါကုန်သနည်း?။ ကုသလဿ၊ ကိ။ အဓိဂမာယ၊ ငှါ။ ပညတ္တာ၊ အပ်ပါကုန်
 သနည်း?။

ဘော၊ တို့။ ဣဒ ဣမသ္မိံ သာသနေ၊ ဤမြတ်စွာဘုရားသာသနာတော်၌။
 သိက္ခာ၊ သည်။ အာတာပိ၊ ကိလေသာကို ပြင်းစွာ ပူပန် စေတတ်သော
 သမ္ပပ္ပဇာန်လုံ့လရှိသည်။ သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်
 သော ဉာဏ်ပညာရှိသည်။ သတိမာ၊ အောက်မေ့တတ်သော သတိရှိသည်။
 (ဟုတ္တာ၊ ၍။) လောကေ၊ ရူပကာယဟူသော လောက၌။ အဘိဇ္ဈာဒေါမနဿံ၊
 အဘိဇ္ဈာ၊ ဒေါမနဿကို။ ဝါ။ တပါးသောသူတို့၏ စည်းစိမ်ကို ရှေးရှုစေတတ်
 သော လောဘ၊ မကောင်းသောစိတ်၏ ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော စေတသိက
 ဒုက္ခဝေဒနာကို။ ဝိနေယျ၊ ပယ်ဖျောက်၍။ အဇ္ဈတ္တံ၊ အဇ္ဈတ္တ သန္တာန်၌ဖြစ်သော။
 ကာယေ၊ ရူပကာယ၌။ ဝါ။ ရုပ်အပေါင်း၌။ ဝါ။ သုံးဆယ့်နှစ်ပါးသော
 ကောဠာသအပေါင်း၌။ ကာယာနုပဿိ၊ ရူပကာယကို အဖန်ဖန်ရှုလေ့ရှိသည်။
 ဝါ။ ရုပ်အပေါင်းကို အဖန်ဖန်ရှုလေ့ရှိသည်။ ဝါ။ ကောဠာသအပေါင်းကို အဖန်ဖန်
 ရှုလေ့ရှိသည်။ (ဟုတ္တာ၊ ၍။) ဝိဟရတိ၊ နေ၏။ အဇ္ဈတ္တံ၊ သော။ ကာယေ၊ ၌။

ကာယာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရန္တော၊ နေသော။ (ဘိက္ခု၊ သည်။) တတ္ထ တသ္မိံ ကာယေ၊ ထိုအဇ္ဈတ္တကာယ၌။ သမ္မာ၊ ကောင်းစွာ။ ဝါ၊ မဖောက်မပြန်။ သမာဓိယတိ၊ စိတ်ကို ကောင်းစွာ အာရုံ၌ထား၏။ သမ္မာ၊ စွာ။ ဝိပုသိဒတိ၊ အထူးအားဖြင့် ကြည်လင်၏။ သော ဘိက္ခု၊ သည်။ တတ္ထ တသ္မိံ ကာယေ၊ ၌။ သမ္မာ၊ စွာ။ သမာဟိတော၊ ကောင်းစွာ အာရုံ၌ ထားအပ်ပြီးသော စိတ်ရှိသည်။ သမ္မာ၊ စွာ။ ဝိပုသန္ဓော၊ အထူးသဖြင့် ကြည်လင်သည်။ ဝါ၊ အထူးသဖြင့် ကြည်လင်သောစိတ်ရှိသည်။ (ဟုတော၊ ရှိ။) ဗဟိဒ္ဓါ၊ ဗဟိဒ္ဓ သန္တာန်၌ဖြစ်သော။ ပရကာယေ၊ တပါးသောသူတို့၏ ရူပကာယ၌။ ဉာဏဒဿနံ၊ သိမြင်တတ်သော ဝိပဿနာဉာဏ်ကို။ အဘိနိဗ္ဗတ္တေတိ၊ ထင်ထင်ရှားရှား ဖြစ်စေ၏။

အာတာပိ၊ သည်။ သမ္မဇာနော၊ သည်။ သတိမာ၊ သည်။ (ဟုတော၊ ရှိ။) လောကေ၊ ဝေဒနာဟု ဆိုအပ်သော လောက၌။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျ၊ ရှိ။ အဇ္ဈတ္တံ၊ ကုန်သော။ ဝေဒနာသု၊ ဝေဒနာတို့၌။ ဝေဒနာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ အဇ္ဈတ္တံ၊ ကုန်သော။ ဝေဒနာသု၊ တို့၌။ ဝေဒနာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရန္တော၊ သော။ (ဘိက္ခု၊ သည်။) တတ္ထ တာသု ဝေဒနာသု၊ တို့၌။ သမ္မာ၊ စွာ။ သမာဓိယတိ၊ ၏။ သမ္မာ၊ စွာ။ ဝိပုသိဒတိ၊ ၏။ သော ဘိက္ခု၊ သည်။ တတ္ထ တာသု ဝေဒနာသု၊ တို့၌။ သမ္မာ၊ စွာ။ သမာဟိတော၊ သည်။ သမ္မာ၊ စွာ။ ဝိပုသန္ဓော၊ သည်။ (ဟုတော၊ ရှိ။) ဗဟိဒ္ဓါ၊ ကုန်သော။ ပရဝေဒနာသု၊ တို့၌။ ဉာဏဒဿနံ၊ ကို။ အဘိနိဗ္ဗတ္တေတိ၊ စေ၏။

အာတာပိ၊ သည်။ သမ္မဇာနော၊ သည်။ သတိမာ၊ သည်။ (ဟုတော၊ ရှိ။) လောကေ၊ စိတ်ဟုဆိုအပ်သော လောက၌။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျ၊ ရှိ။ အဇ္ဈတ္တံ၊ သော။ စိတ္တော၊ ၌။ စိတ္တာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ အဇ္ဈတ္တံ စိတ္တေ စိတ္တာနုပဿိ ဝိဟရန္တော တတ္ထ သမ္မာ သမာဓိယတိ၊ သမ္မာ ဝိပုသိဒတိ။ သော တတ္ထ သမ္မာ သမာဟိတော သမ္မာ ဝိပုသန္ဓော ဗဟိဒ္ဓါ ပရစိတ္တေ ဉာဏဒဿနံ အဘိနိဗ္ဗတ္တေတိ။

အာတာပိ၊ သည်။ သမ္မဇာနော၊ သည်။ သတိမာ၊ သည်။ (ဟုတော၊ ရှိ။) လောကေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတရားဟု ဆိုအပ်သော လောက၌။ ဝါ၊ နိဝရဏတရားဟုဆိုအပ်သော လောက၌။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျ၊ ရှိ။ အဇ္ဈတ္တံ၊ ကုန်သော။ ဓမ္မေသု၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတရားတို့၌။ ဝါ၊ နိဝရဏတရားတို့၌။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ အဇ္ဈတ္တံ၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။)

ဝိဟရန္တော၊ သော။ (ဘိက္ခု၊ သည်။) တတ္ထ တေသု ဓမ္မေသု၊ တို့၌။ သမ္မာ၊ စွာ။ သမာဓိယတိ၊ ဧ။ သမ္မာ၊ စွာ။ ဝိပုသိဒတိ၊ ဧ။

သော ဘိက္ခု၊ သည်။ တတ္ထ တေသု ဓမ္မေသု၊ တို့၌။ သမ္မာ၊ စွာ။ သမာဟိ-
တော၊ သည်။ သမ္မာ၊ စွာ။ ဝိပုသန္တော၊ သည်။ (ဟုတော၊ ရှိ။) ဗဟိဒ္ဓါ၊
ကုန်သော။ ပရဓမ္မေသု၊ တို့၌။ ဉာဏဒဿနံ၊ ကိ။ အဘိနိဗ္ဗတ္တေတိ၊ ဧ။

ဘော၊ တို့။ ဇာနတာ၊ သော။ ပဿတာ၊ သော။ အရဟတာ၊ သော။
သမ္မာသမ္ဗုဒ္ဓေန၊ သော။ တေန ဘဂဝတာ၊ သည်။ ကုသလဿ၊ ကိ။ အဓိ-
ဂမာယ၊ ဌ။ စတ္တာရော၊ ကုန်သော။ ဣမေ သတိပဋ္ဌာနာ၊ တို့ကို။ ပညတ္တာ၊
အပ်ပါကုန်ပြီ။ ဣတိ၊ သို့။ အာမန္တေသိ၊ ပါပြီ။

ဘန္တေ၊ ဘုရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဣမတ္ထံ၊ ကိ။
ဘာသိတ္ထံ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။
ဣမတ္ထံ၊ ကိ။ ဘာသိတော၊ ပြီး၍။ တာဝတိံ သေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။
အာမန္တေသိ၊ ပြန်ပါပြီ။ ကိ။ သို့။ အာမန္တေသိ၊ နည်း?။



သတ္တသမာဓိပရိက္ခာရ

၂၉၀။ (“မယာ၊ သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝစနံ၊ သည်။ အတ္ထိ၊ ဧ။)
တံ ဝစနံ၊ ကိ။ တာဝတိံ သာ၊ ကုန်သော။ ဘောန္တော ဒေဝါ၊ တို့သည်။ ကိ
မညန္တိ၊ ပါကုန်သနည်း။ ဇာနတာ၊ သော။ ပဿတာ၊ သော။ အရ-
ဟတာ၊ သော။ သမ္မာသမ္ဗုဒ္ဓေန၊ သော။ တေန ဘဂဝတာ၊ သည်။
သတ္တာ ခုနစ်ပါးကုန်သော။ ဣမေ သမာဓိပရိက္ခာရာ၊ ဤသမာဓိ၏အခြံ
အရံတို့ကို။ ဝါ၊ ဤသမာဓိကို ခြံရံဘတ်သော တရားတို့ကို။ သမ္မာသမာဓိဿ၊
သမ္မာသမာဓိကို။ ပရိဘာဝနာယ၊ ထက်ဝန်းကျင်မှ ပူးစေရခြင်းငှါလည်း
ကောင်း။ သမ္မာသမာဓိဿ၊ ဧ။ ပါရိပူရိယာ၊ ထက်ဝန်းကျင်မှ ပြည့်စုံလုံလောက်
ခြင်းငှါလည်းကောင်း။ ယာဝ၊ ကဲ။ သုပညတ္တာ စ၊ အပ်ပါကုန်သည်သာ။

သတ္တာ၊ ကုန်သော။ ကတမေ သမာဓိပရိက္ခာရာ၊ တို့ကို။ သမ္မာသမာဓိဿ၊ ကိ။
ပရိဘာဝနာယ၊ ငှါလည်းကောင်း။ သမ္မာသမာဓိဿ၊ ဧ။ ပါရိပူရိယာ၊ ငှါလည်း
ကောင်း။ သုပညတ္တာ၊ ကုန်သနည်း?။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း။ ဝါ၊
ချီးမွမ်းအပ်သော ဒိဋ္ဌိလည်းကောင်း။ ဝါ၊ ကောင်းသော ဒိဋ္ဌိလည်းကောင်း။ ဝါ၊
မဖောက်မပြန် ဟုတ်မှန်သောဒိဋ္ဌိလည်းကောင်း။ သမ္မာသင်္ကပ္ပေါ၊ သမ္မာသင်္ကပ္ပ
လည်းကောင်း။ သမ္မာဝါစာ၊ ချီးမွမ်းအပ်သော ဝါစာလည်းကောင်း။ သမ္မာ-
ဏမ္မန္တော၊ ကောင်းသော ကမ္မန္တလည်းကောင်း။ သမ္မာအာဇီဝေါ၊ မဖောက်

မပြန် ဟုတ်မှန်သော အာဇီဝလည်းကောင်း။ သမ္မာဝါယာမော၊ သမ္မာဝါယာမလည်းကောင်း။ သမ္မာသတိ၊ သမ္မာသတိလည်းကောင်း။ ဝါ၊ ချီးမွမ်းအပ်သော သတိလည်းကောင်း။ ဝါ၊ ကောင်းသော သတိလည်းကောင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်သော သတိလည်းကောင်း။ (ဣတံ၊ သို့။ သတ္တ၊ ကုန်သော။ ဣမေသမာဓိပရိက္ခာရာ၊ တို့ကို။ သမ္မာသမာဓိဿ၊ ကို။ ပရိဘာဝနာယ၊ ငှါလည်းကောင်း။ သမ္မာသမာဓိဿ၊ ၎င်း။ ပါရိပူရိယာ၊ ငှါလည်းကောင်း။ သုပညတ္တာ၊ ပါကုန်သည်သာ။)

ဘော၊ တို့။ သတ္တဟိ၊ ကုန်သော။ ဣမေဟိ အင်္ဂေဟိ၊ ဤအင်္ဂါတို့သည်။ ပရိက္ခတာ၊ ခြံရံအပ်သော။ စိတ္တဿ၊ ၎င်း။ ယာ ဧကဂ္ဂတာ၊ အကြင် တခုတည်းသော အာရုံရှိသော စိတ်၏ အဖြစ်သည်။ ဝါ၊ တခုတည်းသော အာရုံရှိသော စိတ်၏ ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော သမာဓိသည်။ (အတ္ထိ၊ ၎င်း။) ဘော၊ တို့။ အယံ၊ ဤဧကဂ္ဂတာကို။ အရိယော၊ မြတ်သော။ ဝါ၊ အရိယာ၏အဖြစ်ကို ပြုတတ်သော။ ဝါ၊ ကိလေသာမြူမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော။ ဝါ၊ ကိလေသာတည်းဟူသော ရန်သူတို့၏ ကင်းကြောင်းဖြစ်သော။ သဥပနိသော၊ အကျိုးတရားတို့သည် ကပ်၍ မှီအပ်သောအကြောင်းနှင့် တကွဖြစ်သော။ သမ္မာသမာဓိဣတိပိ၊ သမ္မာသမာဓိဟူ၍လည်းကောင်း။ သပရိက္ခာရော၊ အခြံအရံနှင့် တကွဖြစ်သော။ သမ္မာသမာဓိဣတိပိ၊ သမ္မာသမာဓိဟူ၍လည်းကောင်း။ ဝုစ္စတိ၊ ၎င်း။

ဘော၊ တို့။ သမ္မာဒိဋ္ဌိဿ၊ သမ္မာဒိဋ္ဌိရှိသော။ (ပုဂ္ဂလဿ၊ အား။) သမ္မာသင်္ကပ္ပေါ၊ သမ္မာသင်္ကပ္ပသည်။ ပဟောတိ၊ ဖြစ်၏။ သမ္မာသင်္ကပ္ပဿ၊ ချီးမွမ်းအပ်သော သင်္ကပ္ပရှိသော။ (ပုဂ္ဂလဿ၊ အား။) သမ္မာဝါစာ၊ ကောင်းသော ဝါစာသည်။ ပဟောတိ၊ ၎င်း။ သမ္မာဝါစဿ၊ မဖောက်မပြန် ဟုတ်မှန်သော ဝါစာရှိသော။ (ပုဂ္ဂလဿ၊ အား။) သမ္မာကမ္မန္တော၊ သမ္မာကမ္မန္တသည်။ ပဟောတိ၊ ၎င်း။ သမ္မာကမ္မန္တဿ၊ ချီးမွမ်းအပ်သော ကမ္မန္တရှိသော။ (ပုဂ္ဂလဿ၊ အား။) သမ္မာအာဇီဝေါ၊ ကောင်းသော အာဇီဝသည်။ ပဟောတိ၊ ၎င်း။ သမ္မာအာဇီဝဿ၊ မဖောက်မပြန် ဟုတ်မှန်သော အာဇီဝရှိသော။ (ပုဂ္ဂလဿ၊ အား။) သမ္မာဝါယာမော၊ သည်။ ပဟောတိ၊ ၎င်း။ သမ္မာဝါယာမဿ၊ ချီးမွမ်းအပ်သော ဝါယာမရှိသော။ (ပုဂ္ဂလဿ၊ အား။) သမ္မာသတိ၊ ကောင်းသော သတိသည်။ ပဟောတိ၊ ၎င်း။ သမ္မာသတိဿ၊ မဖောက်မပြန် ဟုတ်မှန်သော သတိရှိသော။ (ပုဂ္ဂလဿ၊ အား။) သမ္မာသမာဓိ၊ သမ္မာသမာဓိသည်။ ပဟောတိ၊ ၎င်း။ သမ္မာသမာဓိဿ၊ ချီးမွမ်းအပ်သော သမာဓိရှိသော။ (ပုဂ္ဂလဿ၊ အား။) သမ္မာဉာဏံ၊ ကောင်းသောဉာဏ်သည်။ ပဟောတိ၊ ၎င်း။ သမ္မာဉာဏဿ၊ မဖောက်မပြန် ဟုတ်မှန်သော

ဉာဏ်ရှိသော။ (ပုဂ္ဂလဿ၊ အား။) သမ္မာဝိမုတ္တိ၊ သမ္မာဝိမုတ္တိသည်။ ဝါ၊ ကောင်းစွာမဂ်ဖြင့် ကိလေသာတို့၏ လွတ်ခြင်းသည်။ ဟောတိ၊ ၏။

ဘော၊ တို့။ ဟိ၊ တရားတော်တော် အာနုဘော်ကို ထုတ်ဖော်သေချာ များသိသာအောင် ထင်စွာပြခဲ့ပေအံ့။ ယံ တံ ဝစနံ၊ အကြင်စကားကို။ ဝဒမာနော၊ ပြောဆိုသော။ (ပုဂ္ဂလော၊ သည်။) သမ္မာ၊ ကောင်းစွာ။ ဝါ၊ မဖောက်မပြန်။ ဝဒေယျ၊ ပြောဆိုရာ၏။ ဝါ၊ ပြောဆိုသည်မည်ရာ၏။ ကိံ၊ သို့။ ဝဒမာနော၊ သော။ ပုဂ္ဂလော၊ သည်။ သမ္မာ၊ စွာ။ ဝဒေယျ၊ နည်း။ “ဘဂဝတာ၊ သည်။ ဓမ္မော၊ ကိံ။ သွာက္ခာတော၊ မူအပ်ပြီ။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကိံ။ သန္နိဋ္ဌိကော၊ အပ်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ အကာလိကော၊ မရှိခဲ့။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဧဟိပဿိကော၊ ထိုက်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဩပနေယျိကော၊ ထိုက်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကိံ။ ဝိညဟိ၊ တို့သည်သာ။ ပစ္စတ္တံ၊ ဌံ။ ဝေဒိတဗ္ဗော၊ ထိုက်၏။ [သွာက္ခာတော ဘဂဝတာ ဓမ္မော အစရှိသောပါဠိများကို မဟာပရိနိဗ္ဗာနသုတ် ဒုတိယဘာဏဝါရတွင် အပြည့်အစုံ ယောဇနာခဲ့ပြီ။] ဘဂဝတာ၊ သည်။ အမတဿ၊ မအိုမသေ အမြဲနေရာ ဖြစ်သော နိဗ္ဗာန်၏။ ဒွါရာ၊ ဝင်ရာဖြစ်သော အရိယာမဂ်တံခါးတို့ကို။ အပါရုတာ၊ ဖွင့်လှစ်တော်မူအပ်ကုန်ပြီ။ ။ ဣတိ၊ သို့။ ဝဒမာနော၊ သော။ ပုဂ္ဂလော၊ သည်။ သမ္မာ၊ စွာ။ ဝဒေယျ၊ ရာ၏။ ဧတံ ဝစနံ၊ ကိံ။ ဝဒမာနော၊ သော။ (ပုဂ္ဂလော၊ သည်။) ဣဒမေ ဓမ္မံ၊ ဤတရားကိုသာ။ သမ္မာ၊ စွာ။ ဝဒေယျ၊ ရာ၏။ ကိံ၊ သို့။ ဝဒမာနော၊ သော။ ပုဂ္ဂလော၊ သည်။ ဣဒံ ဓမ္မံ၊ ကိံ။ သမ္မာ၊ စွာ။ ဝဒေယျ၊ နည်း။ “ဘော၊ တို့။ ဟိ၊ တရားတော်တော် အလုံးစုံကို အကုန်အစဉ် ထင်အောင်ပြပါအံ့။ ဘဂဝတာ၊ သည်။ ဓမ္မော၊ ကိံ။ သွာက္ခာတော၊ မူအပ်ပြီ။ (ဘဂဝတော၊ ၏။) ဓမ္မော၊ ကိံ။ သန္နိဋ္ဌိကော၊ ထိုက်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ အကာလိကော၊ မရှိခဲ့။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဧဟိပဿိကော၊ ထိုက်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဩပနေယျိကော၊ ထိုက်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကိံ။ ဝိညဟိ၊ တို့သည်သာ။ ပစ္စတ္တံ၊ ဌံ။ ဝေဒိတဗ္ဗော၊ ၏။ ဘဂဝတာ၊ သည်။ အမတဿ၊ ၏။ ဒွါရာ၊ တို့ကို။ အပါရုတာ၊ ကုန်ပြီ။ ။ ဣတိ၊ သို့။ ဧတံ ဝစနံ၊ ကိံ။ ဝဒမာနော၊ သော။ ပုဂ္ဂလော၊ သည်။ သမ္မာ၊ စွာ။ ဝဒေယျ၊ ရာ၏။

✓ ဘော၊ တို့။ ဟိ၊ တရားတော်တော် အလုံးစုံကို အကုန်အစဉ် ထင်စွာပြပါအံ့။ ယေ ကေစိ၊ အလုံးစုံကုန်သော။ (သတ္တာ၊ တို့သည်။) ဗုဒ္ဓော၊ ဌံ။ အဝေစ္စပုဿာဒေန၊ ဉာဏ်ဖြင့် သက်ဝင်၍ ကြည်ညိုခြင်းနှင့်။ ဝါ၊ မတုန်လှုပ်သောကြည်ညိုခြင်းနှင့်။ သမန္နာဂတာ၊ ကောင်းစွာ လျော်စွာ ယှဉ်ကြကုန်၏။ ဝါ၊ ပြည့်စုံကြကုန်၏။ ဓမ္မော၊ ဌံ။ အဝေစ္စပုဿာဒေန၊ နှင့်။ သမန္နာဂတာ၊ ကုန်၏။ သံသော၊ ဌံ။

အဝေစ္စပုဿာဒေန၊ နှင့်။ သမန္နာဂတာ၊ ကုန်၏။ အရိယကန္တေဟိ၊ အရိယာတို့သည် နှစ်သက်အပ်ကုန်သော။ သီလေဟိ၊ တို့နှင့်။ သမန္နာဂတာ၊ ကုန်၏။ ဩပပါတိကာ၊ ဥပပတ်ပဋိသန္ဓေရှိကြကုန်သော။ ဓမ္မဝိနိတာ၊ အရိယဓမ္မ၌ ဆုံးမအပ်ကုန်ပြီးသော။ သာတိရေကာနိ၊ အလွန်နှင့်တကွဖြစ်ကုန်သော။ စတုဝိသတိသတသဟဿာနိ၊ နှစ်သန်းလေးသိန်းကုန်သော။ မာဂဓကာ၊ မဂဓတိုင်း၌ နေကြကုန်သော။ အဗ္ဘတိတာ၊ ကုန်ပြီးသော။ ကာလကံတာ၊ ကုန်သော။ ယေ စဏ္ဍမေ ပရိစာရကာ၊ တို့သည်လည်း။ တိဏ္ဏံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ သောတာပန္နာ၊ တို့သည်။ အဝိနိပါတဓမ္မာ၊ ကုန်သည်။ နိယတာ၊ ကုန်သည်။ သမ္မောဓိပရာယဏာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဧတ္ထဇေတေသု ပရိစာရကေသု၊ ဤ အလုပ်အကျွေးဖြစ်သော ဥပါသကာတို့၌။ သကဒါဂါမိနော စ၊ သကဒါဂါမိတို့သည်လည်း။ အတ္ထိ ဝေ၊ ရှိကြပါကုန်သည်သာ။

ဣတရာ၊ သကဒါဂါမိမှ တပါးသော။ ပညဘာဂါ၊ ဗဟိဒ္ဓသံယောဇဉ်ဟူသော အကြောင်းရှိသော ဖြစ်ခြင်း၏ အကြောင်းဖြစ်သော လွန်ကဲသောကောင်းမှုအဘို့ရှိသော။ အယံ ပဇာ၊ ဤအနာဂါမ်သတ္တဝါအပေါင်းသည်။ အတ္ထိ၊ ရှိကြသေး၏။ ဣတိ၊ သို့။ မေ၊ အကျွန်ုပ်၏။ မနော၊ စိတ်သည်။ (ဟောတိ၊ ဖြစ်ပါ၏။) အပိ၊ ထိုသို့ပင်ဖြစ်ပါသော်လည်း။ (အဟံ၊ သည်။) မုသာဝါဒဿ၊ မှ။ ဝါ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောစကားကို ပြောဆိုမိခြင်းမှ။ ဩတ္တပ္ပံ၊ လန့်ကြောက်သည်၏ အဖြစ်ကြောင့်။ သင်္ခါတုံ၊ ရေတွက်ခြင်းငှါ။ နော သက္ကောမိ၊ မစွမ်းနိုင်တော့ပါ။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြန်ပါပြီ။

၂၉၁။ ဘန္တေ၊ ဘုရား။ ဣမမတ္ထံ၊ ကို။ သနက္ခမာရော၊ သော။ ပြဟ္မာ၊ သည်။ ဘာသိတ္ထံ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ ဣမမတ္ထံ၊ ကို။ သနက္ခမာရဿ၊ သော။ ပြဟ္မာနော၊ သည်။ ဘာသတော၊ ပြောဆိုစဉ်။ ဝေဿဝဏဿ၊ သော။ မဟာရာဇဿ၊ အား။ စေတသော၊ ၏။ ပရိဝိတက္ကော၊ သည်။ ဝေံ၊ သို့။ ဥဒပါဒိ၊ ပြီ။ ကိံ၊ သို့။ ဥဒပါဒိ၊ နည်း?။ “ဘော၊ တို့။ (ယသ္မာ၊ ကြောင့်။) ဝေရူပေါ၊ ဤသို့သဘောရှိသော။ ဥဠာရော၊ မြတ်သော။ သတ္တာပိ၊ မြတ်စွာဘုရားသည်လည်း။ ဘဝိဿတိ နာမ၊ ဖြစ်ရတုံသေး၏။ ဝါ၊ ပွင့်ရတုံသေး၏။ ဝေရူပံ၊ သော။ ဥဠာရံ၊ သော။ ဓမ္မက္ခာနံပိ၊ တရားတော်ကို ဟောတော်မူရခြင်းသည်လည်း။ ဘဝိဿတိ နာမ၊ ဖြစ်ရတုံသေး၏။ ဝေရူပေါ၊ ကုန်သော။ ဥဠာရာ၊ ကုန်သော။ ဝိသေသာဓိဂမာပိ၊ တရားထူးကို ရခြင်းတို့သည်လည်း။ ဝါ၊ ရအပ်သော တရားထူးတို့သည်လည်း။ ပညာယံဿန္တိ နာမ၊ ထင်ရှားရကုန်တုံသေး၏။ (တသ္မာ၊ ကြောင့်။) အစ္စရိယံ ဝတ၊ တကား။ ဘော၊ တို့။

(ယသ္မာ၊ ကြောင့်။) ဝေရူပေါ၊ သော။ ဥဠာရော၊ သော။ သတ္တာပိ၊ သည်လည်း။
 ဘဝိဿတိနာမ၊ ဧ။ ဝေရူပံ၊ သော။ ဥဠာရံ၊ သော။ ဓမ္မက္ခာနံပိ၊ သည်လည်း။
 ဘဝိဿတိ နာမ၊ ဧ။ ဝေရူပါ၊ ကုန်သော။ ဥဠာရာ၊ ကုန်သော။ ဝိသေသာဓိ-
 ဂမာပိ၊ တို့သည်လည်း။ ပညာယိဿန္တိ နာမ၊ ကုန်၏။ (တသ္မာ၊ ကြောင့်။) အဗ္ဗုတံ
 ဝတ၊ တကား။ ။ ဣတိဝေံ၊ သို့။ ဥဒပါဒိ၊ ပါပြီ။

ဘန္တေ၊ ဘုရား။ အလ တသ္မိံ ကာလေ၊ အကြံဖြစ်ရာ ထိုအခါ၌။ သနက္ခမာရော၊
 သော။ ဗြဟ္မာ၊ သည်။ ဝေဿဝဏဿ၊ သော။ မဟာရာဇဿ၊ ဧ။ စေတော
 ပရိဝိတက္ကံ၊ ကို။ စေတသာ၊ ဖြင့်။ အညာယ၊ ရှိ။ ဝေဿဝဏံ၊ သော။ မဟာရာ-
 ဇာနံ၊ ကို။ တံ ဝစနံ၊ ကို။ အဝေါစ၊ ပါပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ (“မယာ၊
 သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝစနံ၊ သည်။ အတ္ထိ၊ ဧ။) တံ ဝစနံ၊ ကို။ ဝေဿဝ-
 ဏော၊ သော။ ဘဝံ မဟာရာဇာ၊ သည်။ ကိံ မညတိ၊ ပါသနည်း။ အတိတံ၊
 အတိတ်ဖြစ်သော။ အဒ္ဓါနမ္ပိ၊ အဓ္မန္တံ၌လည်း။ ဝါ၊ ကာလ၌လည်း။ ဝေရူပေါ၊
 သော။ ဥဠာရော၊ သော။ သတ္တာပိ၊ သည်လည်း။ အဟောသိ၊ ဖြစ်တော်မူဘူးပါ
 ပြီ။ ဝါ၊ ပွင့်တော်မူဘူးပါပြီ။ ဝေရူပံ၊ သော။ ဥဠာရံ၊ သော။ ဓမ္မက္ခာနံပိ၊ သည်
 လည်း။ အဟောသိ၊ ပါပြီ။ ဝေရူပါ၊ ကုန်သော။ ဥဠာရာ၊ ကုန်သော။ ဝိသေ-
 သာဓိဂမာပိ၊ တို့သည်လည်း။ ပညာယိ သု၊ ပါကုန်ပြီ။ အနာဂတံ၊ အနာဂတ်
 ဖြစ်သော။ အဒ္ဓါနမ္ပိ၊ ၌လည်း။ ဝေရူပေါ၊ သော။ ဥဠာရော၊ သော။ သတ္တာပိ၊
 သည်လည်း။ ဘဝိဿတိ၊ ပါလိမ့်လတ္တံ့ ။ ဝေရူပံ၊ သော။ ဥဠာရံ၊ သော။
 ဓမ္မက္ခာနံပိ၊ သည်လည်း။ ဘဝိဿတိ၊ ပါလိမ့်လတ္တံ့ ။ ဝေရူပါ၊ ကုန်သော။
 ဥဠာရာ၊ ကုန်သော။ ဝိသေသာဓိဂမာပိ၊ တို့သည်လည်း။ ပညာယိဿန္တိ၊ ပါကုန်
 လိမ့်လတ္တံ့။ ။ ဣတိ၊ သို့။ အဝေါစ၊ ပါပြီ။

၂၉၂။ “ဘန္တေ၊ ဘုရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဣမမတ္ထံ၊
 ကို။ တာဝတိံ သာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ အဘာသိ၊ ပါပြီ။ ဝေဿဝ-
 ဏော၊ သော။ မဟာရာဇာ၊ သည်။ သနက္ခမာရဿ၊ သော။ ဗြဟ္မုနော၊
 သည်။ တာဝတိံ သာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ဘာသတော၊ ပြော
 ဟောစဉ်။ သမ္ပုခါ၊ ၌။ သုတံ၊ ကြားနာအပ်သော။ သမ္ပုခါ၊ ၌။ ပဒ္ဓိဂ္ဂဟိတံ၊
 ခံယူအပ်သော။ ဝါ၊ နာခံမှတ်သားအပ်သော။ ဣမမတ္ထံ၊ ကို။ သယံ ပရိသာယံ၊
 မိမိပရိသတ်၌။ အာရောစေသိ၊ ပြောဆိုပါပြီ။” [ဤ၌ အာရောစေသိဟု မူများ
 တွင်ရှိကြသည်။ အာရောစေသိတိဟု ရှိမှသင့်မြတ်မည်။] ဣတိ၊ သို့။ အဝေါစ၊
 ဇနဝသဘနတ်သားက လျှောက်ပြီ။ ဇနဝသတော၊ သော။ ယက္ခော၊ သည်။
 ဝေဿဝဏဿ၊ သော။ မဟာရာဇဿ၊ သည်။ သယံ ပရိသာယံ၊ ၌။ ဘာသ-
 တော၊ စဉ်။ သမ္ပုခါ၊ ၌။ သုတံ၊ သော။ သမ္ပုခါ၊ ၌။ ပဒ္ဓိဂ္ဂဟိတံ၊ သော။
 ဣမမတ္ထံ၊ ကို။ ဘာဝတော၊ အား။ အာရောစေသိ၊ ပြီ။

ဘဂဝါ၊ သည်။ ဣမမတ္တံ၊ ကို။ ဇနဝသဘဿ၊ သော။ ယက္ခဿ၊ ၏။ သမ္ပုခါ၊ ဌိ။ သုတ္တာ စ၊ ကြားရ၍လည်းကောင်း။ သမ္ပုခါ၊ ဌိ။ ပဋိဂ္ဂဟေတွာ စ၊ ခံယူရ၍လည်းကောင်း။ သာမံ၊ ကိုယ်တော်တိုင်။ အဘိညာယ စ၊ ထူးသောသဗ္ဗညုတညဏ်ဖြင့် သိတော်မူရ၍လည်းကောင်း။ အာယသ္မတော အာနန္ဒဿ၊ အား။ အာရောစေသိ၊ မူပြီ။ အာယသ္မာ အာနန္ဒော၊ သည်။ ဣမမတ္တံ၊ ကို။ ဘဂဝတော၊ ၏။ သမ္ပုခါ၊ တော်၌။ သုတ္တာ၊ ၍။ သမ္ပုခါ၊ ဌိ။ ပဋိဂ္ဂဟေတွာ၊ ၍။ ဘိက္ခုနံ၊ တို့အားလည်းကောင်း။ ဘိက္ခုနီနံ၊ တို့အားလည်းကောင်း။ ဥပါသကာနံ၊ တို့အားလည်းကောင်း။ ဥပါသကာနံ၊ တို့အားလည်းကောင်း။ အာရောစေသိ၊ ပြီ။ တယိဒံ တံ ဣဒံ ဗြဟ္မစရိယံ၊ ထို သိက္ခာတို့၏ သုံးပါးတို့၏ အပေါင်းဖြင့် သင်္ဂြိုဟ် ရေတွက်အပ်သော သဒသနုဗြဟ္မစရိယသည်။ ဝိတ္တာရိကံ၊ ကျယ်ပြန့်သည်။ ဗာဟုဇညံ၊ များစွာသောလူတို့သည် သိအပ်သည်။ ဝါ၊ များစွာသောလူတို့၏ အစီးအပွားကို ဆောင်တတ်သည်။ ပုထုဘူတံ၊ များသည်ဖြစ်၍ဖြစ်သည်။ ဝါ၊ များသည်၏အဖြစ်သို့ရောက်သည်။ (ဒေဝမနုဿာ၊ နတ်၊ လူတို့သည်။ ယာဝ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိကုန်၏။ တတ္တကေဟိ၊ ထိုမျှလောက် အတိုင်းအရှည်ရှိကုန်သော။) ဒေဝမနုဿေဟိ၊ တို့သည်။ သပ္ပကာသိတံ၊ ကောင်းစွာ ပြုအပ်ပြီးသည်။ (ဟုတွာ၊ ၍။) ဣဒ္ဓဉ္စေ၊ ပြည့်စုံသည်လည်းကောင်း။ ဖိတဉ္စ၊ စည်ပင်ပွင့်လင်းသည်လည်းကောင်း။ (အဟောသိ၊ ပြီ။) ဣတိ၊ သို့။ သုတံ၊ အပ်ပါပြီ။ ဣတိ၊ သို့။ ဝိဿဇ္ဇေသိ၊ ပြီ။ ဣတိ ဣဒံ ပရိသမာပနံ၊ ဤသို့ ဇနဝသဘသုတ်၏ အပြီးအဆုံးသို့ ရောက်ခြင်းကို။ ဝါ၊ ဤသို့ ဇနဝသဘသုတ်ကို အပြီးအဆုံးသို့ ရောက်စေခြင်းကို။ ဒဗ္ဗဗ္ဗံ၊ အပ်၏။

ပဉ္စမံ၊ သော။ ဇနဝသဘသုတ္တံ၊ သည်။
နိဋ္ဌိတံ၊ ပြီ။

၆-မဟာဇဂေါဗိန္ဒသုတ်

၉၂၉၃။ ဘဂဝါ၊ သည်။ ရာဇဂဟေ၊ ဌ။ ဂိဇ္ဈကုဋေ၊ သော။ ဝါ၊ ဌင်းတန့်
 တူသော အထွတ်ရှိရာ၏အဖြစ်ကြောင့် ဂိဇ္ဈကုဋအမည်ရှိသော။ ဝါ၊ ဌင်းတတို့၏
 နေရာအထွတ်ရှိရာ၏အဖြစ်ကြောင့် ဂိဇ္ဈကုဋအမည်ရှိသော။ ပဗ္ဗတေ၊ ဌ။ ဝိဟ-
 ရတိ၊ မူ၏။ အထ တသ္မိံ ကာလေ၊ မြတ်စွာဘုရား၏ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ
 တောင်ဝယ် နေတော်မူရာ ထိုအခါ၌။ ပဉ္စသိခေါ၊ ဦးစွန်းငါးခုရှိသည်၏ အဖြစ်
 ကြောင့် ပဉ္စသိခအမည်ရှိသော။ ဂန္ဓဗ္ဗပုတ္တော၊ ဂန္ဓဗ္ဗနတ်သားသည်။ အဘိက္ကန္တာ-
 ယ၊ ညဉ့်ဦးယာမ်ကို လွန်ပြီးသော။ ဝါ၊ ကုန်ပြီးသော ညဉ့်ဦးယာမ်ရှိသော။
 ရတ္တိယာ၊ မဇ္ဈိမယာမ်ညဉ့်၌။ ဝါ၊ သန်းခေါင်ယာမ်ညဉ့်၌။ တနည်း။ ရတ္တိယာ၊
 မဇ္ဈိမယာမ်ညဉ့်သည်။ ဝါ၊ သည်။ အဘိက္ကန္တာယ၊ ပဌမယာမ်ကို လွန်ပြီးသည်
 ရှိသော်။ ဝါ၊ ကုန်ပြီးသည်ရှိသော်။ အဘိက္ကန္တဝဏ္ဏော၊ အလွန်နှစ်သက်အပ်
 သောအဆင်းရှိသည်။ (ဟုတော၊ ရှိ။) ဧကဝလကပ္ပံ၊ ပတ်လည်နန်းကျင် တခု
 မကြွင်း ခပင်းညသ္မံ အလုံးစုံသော။ ဝါ၊ စဉ်းငယ်မလွမ်းနိုင်သော။ ဂိဇ္ဈကုဋံ၊
 သော။ ပဗ္ဗတံ၊ ကို။ ဩဘာသေတော၊ အဝတ်တန်းဆာ ကိုယ်ရောင်ဝါဖြင့်
 ကောင်းစွာ ထွန်းလင်းတောက်ပစေ၍။ ဝါ၊ တန်းဆာအရောင်၊ ကိုယ်အရောင်
 တို့ဖြင့် ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းတောက်ပစေ၍။ ဝါ၊ လ၊ နေရောက်က
 မှောင်ပျောက်ရသို့ တောက်ပထွန်းလင်းစေ၍။ ယေန ဌာနေန၊ ဌ။ ဘဂဝါ၊
 သည်။ အတ္တိ၊ မူ၏။ တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတော၊ ရှိ။
 ဘဂဝန္တံ၊ ကို။ အဘိဝါဒေတော၊ ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ အဋ္ဌာသိ၊ ၏။

ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ ဌိတော ခေါ၊ သော။ ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗ-
 ပုတ္တော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ လျှောက်ပြီ။ ကိံ၊ သို့။
 အဝေါစ၊ နည်း။ “ဘန္တေ၊ ဘုရား။ မေ၊ အကျွန်ုပ်သား။ ယံ ဝစနံ၊ ကို။
 တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သမ္မုခေါ၊ မျက်မှောက်၌။ သုတံ၊
 ကြားအပ်ပါပြီ။ သမ္မုခေါ၊ ဌ။ ပဋိဂ္ဂဟိတံ၊ နာခံမှတ်သားအပ်ပါပြီ။ တံ ဝစနံ၊
 ကို။ အဟံ၊ အကျွန်ုပ်သည်။ ဘဂဝတော၊ အား။ အာရောစေမိ၊ လျှောက်ထား
 လိုပါ၏။ ဝါ၊ လျှောက်ထားပါရစေ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊
 ပဉ္စသိခနတ်သားက လျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ ဂန္ဓဗ္ဗပုတ္တံ၊
 သော။ ပဉ္စသိခံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သို့။
 အဝေါစ၊ နည်း?။ ပဉ္စသိခ၊ ခ။ တံ၊ သည်။ တံ ဝစနံ၊ ကို။ မေ၊ အား။
 အာရောစေဟိ၊ လျှောက်ထားလော့” ။ ဣတိ၊ သို့။ ဘဂဝါ၊ သည်။ အဝေါစ၊ မူပြီ။

ဒေဝသဘာ

၂၉၄။ (ဝေံ၊ သို့။ ဝုတ္တေ၊ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။
 ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗပုတ္တော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။
 အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ရား။ ပုရိမာနိ၊ ရှေး၌
 ဖြစ်ကုန်သော။ ဒိဝသာနိ၊ နေ့တို့၌လည်းကောင်း။ ပုရိမတရာနိ၊ အထူးသဖြင့်
 ရှေး၌ဖြစ်ကုန်သော။ ဒိဝသာနိ၊ တို့၌လည်းကောင်း။ ပန္နရသေ၊ တဆယ့်ငါး
 ရက်တို့၏ ပြည့်ကြောင်းဖြစ်သော။ တဒဟုပေါသထေ၊ ထိုနေ့ ဥပုသ်နေ့၌။
 တနည်း။ ဥပေါသထေ၊ အကျင့်သီလ အနာသနနှင့်တကွ ပြည့်စုံလျက် စောင့်သုံး
 နေထိုင်ရာဖြစ်သော။ ပန္နရသေ၊ သော။ တဒဟု၊ ထိုနေ့၌။ ပဝါရဏာယ၊ ပဝါ-
 ရဏာပြုရာဖြစ်သော။ ပုဏ္ဏာယ၊ ပြည့်စုံသော။ ပုဏ္ဏမာယ၊ ပြည့်သောလရှိသော။
 ရတ္တိယာ၊ သီတင်းကျွတ်လပြည့်နေ့ည၌။ ဧကဝလကပ္ပိ၊ ဝန်းကျင်ပတ်လည်
 တယောက်မကြွင်း ခပင်းဥသို့ အလုံးစုံကုန်သော။ တာဝတိံသာ၊
 ကုန်သော။ ဒေဝါ စ၊ နတ်တို့သည်လည်း။ သုဓမ္မာယံ၊ သုဓမ္မာအမည်
 ရှိသော။ သဘာယံ၊ သဘင်၌။ သန္နိသိန္နာ၊ ကောင်းစွာနေကြကုန်သည်။
 သန္နိပတိတာ၊ ကောင်းစွာ ကျရောက်ကြကုန်သည်။ ဝါ၊ စည်းဝေးကြ
 ကုန်သည်။ ဟောန္တိ၊ ဖြစ်ပါကုန်၏။ မဟာတိ၊ များစွာကုန်သော။ ဒိဗ္ဗပရိ-
 သာ စ၊ နတ်ပရိသတ်တို့သည်လည်း။ သမန္တတော၊ ဝန်းကျင်ပတ်လည် အရပ်
 တို့မှ။ ဝါ၊ တို့၌။ နိသိန္နာ၊ ကုန်သည်။ ဟောန္တိ၊ ဖြစ်ပါကုန်၏။

စတ္တာရော၊ လေးယောက်ကုန်သော။ မဟာရာဇာနော စ၊ နတ်မင်းကြီးတို့
 သည်လည်း။ စတုဒ္ဓိသာ၊ လေးပါးသောအရပ်မျက်နှာ၌။ နိသိန္နာ၊ ကုန်သည်။
 ဟောန္တိ၊ ပါကုန်၏။ ပုရတ္ထိမာယ၊ အရှေ့ဖြစ်သော။ ဒိသာယ၊ အရပ်မျက်နှာ၌။
 ဓတရဋ္ဌော၊ သော။ မဟာရာဇာ၊ နတ်မင်းကြီးသည်။ ဒေဝေ၊ နတ်တို့ကို။ ပုရက္ခ-
 တွာ၊ ရှေ့ထား၍။ ဝါ၊ ရှေ့သွားပြု၍။ ပစ္ဆာဘိမုခေါ၊ အနောက်အရပ်သို့ရှေးရှု
 မျက်နှာမူလျက်။ နိသိန္နော၊ နေသည်။ ဟောတိ၊ ၏။ ဒက္ခိဏာယ၊ တောင်ဖြစ်
 သော။ ဒိသာယ၊ ၌။ ဝိရူဠကော၊ သော။ မဟာရာဇာ၊ သည်။ ဒေဝေ၊ တို့ကို။
 ပုရက္ခတွာ၊ ၍။ ဥတ္တရာဘိမုခေါ၊ လျက်။ နိသိန္နော၊ သည်။ ဟောတိ၊ ပါ၏။
 ပစ္စိမာယ၊ အနောက်ဖြစ်သော။ ဒိသာယ၊ ၌။ ဝိရူပက္ခော၊ သော။ မဟာရာဇာ၊
 သည်။ ဒေဝေ၊ တို့ကို။ ပုရက္ခတွာ၊ ၍။ ပုရတ္ထာဘိမုခေါ၊ အရှေ့အရပ်သို့ရှေးရှု
 မျက်နှာမူလျက်။ နိသိန္နော၊ သည်။ ဟောတိ၊ ပါ၏။ ဥတ္တရာယ၊ မြောက်ဖြစ်
 သော။ ဒိသာယ၊ ၌။ ဝေဿဝဏော၊ သော။ မဟာရာဇာ၊ သည်။ ဒေဝေ၊
 တို့ကို။ ပုရက္ခတွာ၊ ၍။ ဒက္ခိဏာဘိမုခေါ၊ တောင်အရပ်သို့ရှေးရှု မျက်နှာမူလျက်။
 နိသိန္နော၊ သည်။ ဟောတိ၊ ပါ၏။

ဘန္တေ၊ ဘုရား။ ယဒါ၊ အကြင်အခါ၌။ ကေဝလကပ္ပါ၊ ဝန်းကျင်ပတ်လည် ထယောက်မကြွင်း ခပင်းဥသို့ အလုံးစုံကုန်သော။ တာဝတိံသာ၊ တာဝတိံသာ ဘုံ၌ ဖြစ်ကြကုန်သော။ ဒေဝါ စ၊ တို့သည်လည်း။ သုဓမ္မာယံ၊ သော။ သဘာယံ၊ ၌။ သန္တံသိန္နာ၊ ကုန်သည်။ သန္တိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ မဟာတိ၊ ကုန်သော။ ဒိဗ္ဗပရိသာ စ၊ တို့သည်လည်း။ သမန္တတော၊ တို့မှ။ ဝါ၊ တို့၌။ နိသိန္နာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ စတ္တာရော၊ ကုန်သော။ မဟာရာဇာနော စ၊ တို့သည်လည်း။ စတုဒ္ဓိသာ၊ ၌။ နိသိန္နာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ ဣဒံ အာသနံ၊ ဤသုဓမ္မာသဘင်၏ လေးပါးသော တံခါးဟူသော နေရာသည်။ နေသံ မဟာရာဇာနံ၊ ထိုနတ်မင်းကြီးတို့၏။ အာသနသ္မိံ၊ နေရာသည်။ ဟောတိ၊ ပါ၏။ အထတသ္မိံ ကာလေ၊ နေကြပြီးရာ ထိုအခါ၌။ ပစ္ဆာ၊ နောက်၌။ ဝါ၊ မှ။ အမှာကံ၊ တို့၏။ အာသနံ၊ သည်။ ဟောတိ၊ ၏။

ဘန္တေ၊ ရား။ ယေ တေ ဒေဝါ၊ အကြင်နတ်တို့သည်။ ဘဂဝတိ၊ မြတ်စွာဘုရား၌။ ဝါ၊ မြတ်စွာဘုရား၏ အထံတော်၌။ ဗြဟ္မစရိယံ၊ ကို။ စရိတွာ၊ ကုန်ပြီး၍။ အမုနာ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ တာဝတိံသကာယံ၊ တာဝတိံသာနတ်အပေါင်းသို့။ ဝါ၊ တာဝတိံသာနတ်ပြည်သို့။ ဥပပန္နာ၊ ကပ်၍ ဖြစ်ကြရပါကုန်ပြီ။ တေ ဒေဝါ၊ ထိုနတ်တို့သည်။ ဝဏ္ဏေန စေဝ၊ အဆင်းအားဖြင့် လည်းကောင်း။ ယသသာ စ၊ အရှိန်အစော် အကျော်အစော အခြံအရံအားဖြင့်လည်းကောင်း။ အညေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အတိရောစန္တိ၊ လွန်၍ တင့်တယ်ကြပါကုန်၏။ ဘန္တေ၊ ရား။ တေန၊ ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သောနတ်တို့၏ လွန်၍ တင့်တယ်ခြင်းကြောင့်။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇာတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇာတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်သနည်း?။ “ဘော၊ တုံ။ ဒိဗ္ဗာ၊ ကုန်သော။ ကာယာ၊ အပေါင်းတို့သည်။ ဝါ၊ ပြည်တို့သည်။ ပရိပူရေန္တိ ဝတ၊ ဪ နတ်သားသစ်တို့ဖြင့် ပြည့်ကုန်လေစွတကား။ ဝါ၊ ဪ။ အသုရကာယာ၊ အသုရာအပေါင်းတို့သည်။ ဝါ၊ နတ်တို့ကဲ့သို့ မတောက်ပသော လေးပါးသောအပါယ်တို့တို့သည်။ ဟာယန္တိ ဝတ၊ ဪ-သတ္တဝါဘို့မှ ယုတ်လျော့လေကုန်စွတကား။ ဝါ၊ ဪ။” ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇာတာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။

၂၉၅။ ဘန္တေ၊ ဘုရား။ အထတသ္မိံ ကာလေ၊ ဝမ်းမြောက်ကြရာ ထိုအခါ၌။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ တနည်း။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ အစိုးရသောအရှင်ဖြစ်သော။ သက္ကော၊ သိကြားသည်။ တာ-

ဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သမ္ပသာဒံ၊ ကို။ ဝိဒိတာ၊ သိရ၍။
ဝါ၊ သိရသည်ရှိသော်။ ဝါ၊ ကြောင့်။ ဣမာဟိ ဂါထာဟိ၊ ဤဂါထာတို့ဖြင့်။
အနုမောဒိ၊ အဖန်ဖန်ဝမ်းမြောက်ပြီ။ ကိံ၊ သို့။ အနုမောဒိ၊ နည်း။

“ဘော၊ တို့။ တာဝတိံသာ၊ ကုန်သော။ သဟိန္ဒကာ၊
ကုန်သော။ ဒေဝါ၊ တို့သည်။ နဝေ၊ အသစ်ဖြစ်ကုန်သော။
ဝဏ္ဏဝန္တေ၊ ကုန်သော။ ယသဿိနေ၊ ကုန်သော။ သုဂတသ္မိံ၊
မြတ်စွာဘုရား၌။ ဝါ၊ မြတ်စွာဘုရား၏အထံတော်၌။ ဗြဟ္မစရိယံ၊
ကို။ စရိတာန၊ ကျင့်ခဲ့ကြကုန်၍။ ဣဓ ဣမသ္မိံ ဒေဝလောကေ၊
ဤနတ်ပြည်သို့။ အာဂတေ၊ ရောက်လာကြကုန်သော။ ဒေဝေ၊
နတ်သားတို့ကို။ ပဿန္တာ စ၊ မြင်ကြရကုန်သည်သာလျှင်။
(ဟုတွာ၊ ကုန်၍။) တထာဂတံ စ၊ ကိုလည်းကောင်း။ ဓမ္မဿ၊
၏။ သုဓမ္မတံ စ၊ ကိုလည်းကောင်း။ (သံဃဿ၊ ၏။ သပ္ပုဋ္ဌိ-
ပတ္တိံ စ၊ ကိုလည်းကောင်း။ အဘိတ္ထဝိတာ၊ ချီးဝုံးကြကုန်၍။)
နမဿန္တာ၊ ရှိခိုးကြကုန်လျက်။ မောဒန္တိ ဝတေ၊ ငြောင့် ဝမ်း
မြောက်ကြပေကုန်စွတကား။ ဝါ၊...ငြောင့်။ ဘူရိပညဿ၊ မြေ
အထုနှင့်တူသော ပညာရှိတော်မူသော မြတ်စွာဘုရား၏။
သာဝကာ၊ ကုန်သော။ ဣဓ ဣမသ္မိံ ဒေဝလောကေ၊ ၌။
ဝိသေသပဂတာ၊ ကုန်သော။ တေ ဒေဝါ၊ တို့သည်။ ဝဏ္ဏန၊
အားဖြင့်လည်းကောင်း။ ယသသ၊ အားဖြင့်လည်းကောင်း။
အာယုနာ၊ အားဖြင့်လည်းကောင်း။ အညေ၊ ကုန်သော။
(ဒေဝေ တို့ကို။) အတိရောစန္တိ၊ ကုန်၏။

တာဝတိံသာ၊ ကုန်သော။ သဟိန္ဒကာ၊ ကုန်သော။
(ဒေဝါ၊ တို့သည်။) ဣဒံ အတိရောစနံ၊ ကို။ ဒိသ္မာန၊ ကုန်၍။
ဝါ၊ ကုန်သည်ရှိသော်။ ဝါ၊ ကုန်ခြင်းကြောင့်။ တထာဂတံ စ၊
ကိုလည်းကောင်း။ ဓမ္မဿ၊ ၏။ သုဓမ္မတံ စ၊ ကိုလည်းကောင်း။
(သံဃဿ၊ ၏။ သပ္ပုဋ္ဌိပတ္တိံ စ၊ ကိုလည်းကောင်း။ အဘိတ္ထ-
ဝိတာ၊) ကုန်၍။ နမဿန္တာ၊ ကုန်လျက်။ နန္တိ၊ ကုန်၏။
ဣတိ၊ သို့။ အနုမောဒိ၊ ပြီ။

ဘန္တေ၊ ဘုရား။ တေန၊ ထို သိကြားမင်း၏ အဖန်ဖန် ဝမ်းမြောက်ခြင်း
ကြောင့်။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဘိယျာသော၊
လွန်ကဲသော။ မတ္တာယ၊ အတိုင်းအရှည်ဖြင့်။ တနည်း။ မတ္တာယ၊ အတိုင်း
အရှည်ထက်။ ဘိယျာသော၊ လွန်စွာ။ တနည်း။ ဘိယျာသော မတ္တာယ၊
အတိုင်းထက်အလွန်။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိ-

သောမနဿဇာတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ကိံ ဝစနံ၊ ကို။ ဝတှာ၊ ကုန်၍။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇာတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်သနည်း။ “ဘော၊ တိ။ ဒိဗ္ဗာ၊ ကုန်သော။ ကာယာ၊ တို့သည်။ ပရိပူရေန္တိ ဝတ၊ တကား။ ဝါ၊ ဩဝံ။ အသုရကာယာ၊ တို့သည်။ ဟာယန္တိ ဝတ၊ တကား။ ဝါ၊ ဩဝံ”။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတှာ၊ ကုန်၍။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပီတိသောမနဿဇာတာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။

အဋ္ဌယထာဘူစဝဏ္ဏ

၂၉၆။ ဘန္တေ၊ ရား။ အထ တသ္မိံ ကာလေ၊ ဝမ်းမြောက်ကြရာ ထိုအခါ၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ တနည်း။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သမ္ပသာဒံ၊ ကို။ ဝိဒိတှာ၊ ၍။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ တာဝတိံသေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အာမန္တေသိ၊ ပြီ။ ကိံ သို့။ အာမန္တေသိ၊ နည်း?။ “မာရိသာ၊ အကျွန်ုပ် အလား ချမ်းသာများလျက် ရှုစားအပ်သော နတ်အပေါင်းတို့။ တုမေ၊ တို့သည်။ တဿ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာဘူစော၊ အကြင်အကြင် မဖောက်မပြန် ဟုတ်မှန်ကုန်သော။ ဝဏ္ဏေ၊ ချီးမွမ်းအပ်သော ဂုဏ်ကျေးဇူး တို့ကို။ သောတုံ၊ ကြားနာခြင်းငှါ။ ဣစ္ဆယျာထ နော၊ အလိုရှိကြကုန်၏လော?။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဝေံ၊ သို့။ ဝုတ္တေ၊ သိကြားက ပြောဆိုအပ်သည် ရှိသော်။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဒေဝါနမိန္ဒံ၊ သော။ သက္ကံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။) ကိံ သို့။ အဝေါစုံ၊ ကုန် သနည်း?။ မာရိသာ၊ အကျွန်ုပ်တို့အလား ချမ်းသာများလျက် ရှုစားအပ်သော အရှင်သိကြားမင်း။ မယံ၊ တို့သည်။ တဿ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာဘူစော၊ ကုန်သော။ ဝဏ္ဏေ၊ တို့ကို။ သောတုံ၊ ငှါ။ ဣစ္ဆာမ၊ အလိုရှိကြ ပါကုန်၏”။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။

ဘန္တေ၊ ရား။ အထ တသ္မိံ ကာလေ၊ နတ်တို့က ပြောဆိုရာ ထိုအခါ၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ တနည်း။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာဘူစော၊ ကုန်သော။ ဝဏ္ဏေ၊ တို့ကို။ ပယိရုဒါဟာသိ၊ ပြောဟောပါပြီ။ ကိံ သို့။ ပယိရုဒါဟာသိ၊ နည်း?။ (“မယာ၊ သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝစနံ၊ သည်။ အတ္ထိ၊ ၏။) တံ ဝစနံ၊ ကို။ တာဝတိံသာ၊ ကုန်သော။ ဘောန္တော ဒေဝါ၊ တို့သည်။ ကိံ မညန္တိ၊ ကုန်ဘိသနည်း။ သော ဘဂဝါ၊ သည်။ ယာဝ စ၊ အလွန်

အကဲသာလျှင်။ ဗဟုဇနဟိတာယ၊ များစွာသောလူအပေါင်း၏ အစီးအပွားကို ပြုခြင်းငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ များစွာသောလူအပေါင်း၏ ချမ်းသာကို ပြုခြင်းငှါလည်းကောင်း။ လောကနုကမ္မာယ၊ သတ္တလောကကို အစဉ်သနားစောင့်ရှောက် ချီးမြှောက် ထောက်ပံ့ခြင်းငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ လူ့နတ်တို့၏။ အတ္တာယ၊ ပရမတ္ထနိဗ္ဗာန်အကျိုးငှါလည်းကောင်း။ ဟိတာယ၊ ဖိုလ်အကျိုးငှါဖြစ်တတ်သော မဂ်အကျိုးငှါလည်းကောင်း။ သုခါယ၊ ဖလသမာပတ္တိချမ်းသာအကျိုးငှါလည်းကောင်း။ ပဋိပနန္ဒာ၊ ကျင့်တော်မူခဲ့ပြီ။ ဝေ၊ သို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္တာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ပဋိပနန္ဒာ၊ ကျင့်တော်မူသော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ များစွာသောသတ္တဝါတို့၏အကျိုးငှါ ကျင့်တော်မူတတ်သည်၏အဖြစ်ဟူသော ဤအင်္ဂါနှင့်လည်း။ သမန္နာဂတံ၊ ကောင်းစွာလျော်စွာ ယှဉ်တော်မူသော။ ဝါ၊ ပြည့်စုံတော်မူသော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ တပါးသော။) သတ္တာရံ၊ ဆရာကို။ (မယံ၊ တို့သည်။) အတိတံသေ၊ အတိတ်အဘိဋ္ဌိ။ နေဝ သမနုပဿာမ၊ မတွေ့မမြင်ကြရပါကုန်သည်သာ။ တေရဟိ၊ ဤအခါ၌။ ဝါ၊ ၌။ တေန ဘဂဝတာ၊ ထို ငါတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို။ အညတြ၊ ထား၍။ န ပန သမနုပဿာမ၊ မတွေ့မမြင်ကြရပါကုန်သည်သာ။ (၁)

☞ တေန ဘဂဝတာ၊ သည်။ ဓမ္မော၊ ဆယ်ပါးသော တရားတော်မြတ်ကို။ သွာက္ခာတော၊ ကောင်းစွာဟောတော်မူအပ်ပြီ။ (ဘဂဝတော၊ ၏။) ဓမ္မော၊ လေးပါးသောမဂ်တရားကို။ သန္နိဋ္ဌိကော၊ ကိုယ်တိုင်ကိုယ်ကြပ် ရှုမြင်အပ်၏။ တနည်း။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကိုးပါးသော လောကုတ္တရာတရားကို။ သန္နိဋ္ဌိကော၊ ကိုယ်တိုင် ကိုယ်ကြပ် ရှုမြင်အပ်၏။ တနည်း။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကိုးပါးသော လောကုတ္တရာတရားသည်။ သန္နိဋ္ဌိကော၊ ချီးမွမ်းအပ်သော ပညာဖြင့် ကိလေသာတို့ကို အောင်တတ်၏။ တနည်း။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကိုးပါးသောလောကုတ္တရာတရားသည်။ သန္နိဋ္ဌိကော၊ ရှုမြင်ခြင်းကိုထိုက်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ လေးပါးသောမဂ်တရားသည်။ အကာလိကော၊ မြော်လင့်ဆိုင်းငံ့အပ်သော အကျိုးပေးရာကာလ မရှိခဲ့။ ဝါ၊ ဝေးသောအကျိုးပေးရာကာလ မရှိခဲ့။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကိုးပါးသော လောကုတ္တရာတရားသည်။ ဧဟိပဿိကော၊ မယုံလျှင် လာခဲ့ ရှုလှည့်ဟူ၍ဖြစ်သော အစီအရင်ကို ခံထိုက်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ လေးပါးသော မဂ်၊ လေးပါးသော ဖိုလ်တရားသည်။ ဩပနေယျိကော၊ ဘာဝနာ၏ အစွမ်း

အားဖြင့် မိမိစိတ်သို့ ကပ်၍ဆောင်ခြင်းငှါထိုက်၏။ တနည်း။ ဘဂဝတော၊ ၏။ ဓမ္မော၊ နိဗ္ဗာန်တရားသည်။ သြပနေယျိကော၊ သစ္စိကိရိယာ၏အစွမ်းအားဖြင့် မိမိစိတ်ဖြင့် ကပ်၍ဆောင်ခြင်းငှါ ထိုက်၏။ တနည်း။ ဘဂဝတော၊ ၏။ ဓမ္မော၊ လေးပါးသောမဂ်တရားသည်။ သြပနေယျိကော၊ မိမိကိန်းရာ သတ္တဝါကို နိဗ္ဗာန်သို့ ဆောင်ပို့တတ်၏။ တနည်း။ ဘဂဝတော၊ ၏။ ဓမ္မော၊ ဖိုလ်၊ နိဗ္ဗာန်တရားကို။ သြပနေယျိကော၊ မျက်မှောက်ပြုအပ်သည်၏အဖြစ်သို့ ဆောင်အပ် ဆောင်သင့် ဆောင်ထိုက်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ ကိုးပါးသောလောကုတ္တရာတရားကို။ ဝိညဟံ၊ လေးပါးသောသစ္စာကို သိလေ့ရှိကြကုန်သော ဥဗ္ဗဋ္ဌိတညပဂ္ဂိုလ်၊ ဝိပဋ္ဌိတညပဂ္ဂိုလ်၊ နေယျပဂ္ဂိုလ်တို့သည်သာ။ ပစ္စတ္တံ၊ အသီးအသီးကိုယ်စီကိုယ်ငှ မိမိ၌။ ဝေဒိတဗ္ဗော၊ သိအပ် သိသင့် သိထိုက်၏။ ဝါ၊ ခံစားအပ် ခံစားသင့် ခံစားထိုက်၏။ ဝေ၊ သို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ သြပနေယျိကော၊ ဘာဝနာ၏အစွမ်းအားဖြင့် မိမိစိတ်သို့ ကပ်၍ဆောင်ခြင်းငှါထိုက်သော။ ဝါ၊ သစ္စိကိရိယာ၏အစွမ်းအားဖြင့် မိမိစိတ်ဖြင့် ကပ်၍ ဆောင်ခြင်းငှါထိုက်သော။ ဝါ၊ မိမိကိန်းရာ သတ္တဝါကို နိဗ္ဗာန်သို့ ဆောင်ပို့တတ်သော။ ဝါ၊ မျက်မှောက်ပြုအပ်သည်၏အဖြစ်သို့ ဆောင်အပ် ဆောင်သင့် ဆောင်ထိုက်သော။ ဓမ္မဿ၊ လေးပါးသော မဂ်၊ လေးပါးသောဖိုလ်တရားကို။ ဝါ၊ နိဗ္ဗာန်တရားကို။ ဝါ၊ လေးပါးသောမဂ်တရားကို။ ဝါ၊ လေးပါးသော ဖိုလ်၊ နိဗ္ဗာန်တရားကို။ ဒေသေတာရံ၊ သိစေတော်မူတတ်သော။ ဝါ၊ ဟောတော်မူတတ်သော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ တရားတော်ကို ဟောတော်မူသည်၏ အဖြစ်ဟူသော ဤအင်္ဂါနှင့်လည်း။ သမန္နာဂတံ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ဌ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟံ၊ ဌ။ ဝါ၊ ဌ။ တေန ဘဂဝတာ၊ ထို ငါတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို။ အညတြ၊ ရှိ။ န ပန သမနုပဿာမ၊ ကုန်သည်သာ။(၂)

“ဣဒံ၊ သည်။ ကုသလံ၊ ၏”။ ဣတိ ခေါ၊ သို့သာလျှင်။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊ ကောင်းစွာ အပြားအားဖြင့် သိစေတော်မူအပ်ပြီ။ ဝါ၊ ကောင်းစွာ အပြားအားဖြင့် မရောမယှက် ထားတော်မူအပ်ပြီ။ “ဣဒံ၊ သည်။ အကုသလံ၊ ၏”။ ဣတိ၊ သို့။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပြီ။ “ဣဒံ၊ သည်။ သာဝဇ္ဇံ၊ ၏။ ဝါ၊ ၏”။ ဣတိ၊ သို့။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပြီ။ “ဣဒံ၊ သည်။ အနုဝဇ္ဇံ၊ ၏”။ ဣတိ၊ သို့။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပြီ။ “ဣဒံ၊ ကို။ သေဝိတဗ္ဗံ၊ ၏”။ ဣတိ၊ သို့။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပြီ။ “ဣဒံ၊ ကို။ န သေဝိတဗ္ဗံ၊ မမှီဝဲအပ် မမှီဝဲသင့် မမှီဝဲထိုက်”။ ဣတိ၊ သို့။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊

အပ်ပြီ။ “ဣဒံ သည်။ ဟိနံ ဧ”။ ဣတိ သို့။ တေန ဘဂဝတာ သည်။ သုပညတ္တံ။ အပ်ပြီ။ “ဣဒံ သည်။ ပဏိတံ ဧ”။ ဣတိ သို့။ တေန ဘဂဝတာ သည်။ သုပညတ္တံ။ ပြီ။ “ဣဒံ သည်။ ကဏှသုက္ကသပ္ပဋိဘာဂံ၊ မည်းလည်းမည်းနက်၊ ဖြူလည်းဖြူစင်၊ တူသောအဘို့လည်း ရှိခဲ့၏။ ဝါ၊ မည်းလည်းမည်းနက်၊ ဖြူလည်းဖြူစင်၊ ဆန့်ကျင်သောအဘို့လည်း ရှိခဲ့၏”။ ဣတိ သို့။ တေန ဘဂဝတာ သည်။ သုပညတ္တံ။ အပ်ပြီ။ ဧဝံ သို့။ ဝါ၊ ဖြင့်။ ကုသလာကုသလ သာဝဇ္ဇာနဝဇ္ဇ သေဝိတဗ္ဗာသေဝိတဗ္ဗ ဟိနပဏိတ ကဏှသုက္ကသပ္ပဋိဘာဂါနံ၊ ကုသလ၊ အကုသလ၊ သာဝဇ္ဇ၊ အနဝဇ္ဇ၊ သေဝိတဗ္ဗ၊ အသေဝိတဗ္ဗ၊ ဟိန၊ ပဏိတ၊ ကဏှ၊ သုက္က သပ္ပဋိဘာဂဖြစ်ကုန်သော။ ဓမ္မာနံ၊ တို့ကို။ ပညာပေတာရံ၊ အပြားအားဖြင့် သိစေတော်မူတတ်သော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ ကုသိုလ်၊ အကုသိုလ်တရားတို့ကို ဟောတော်မူတတ်သည်၏ အဖြစ်ဟူသော ဤအင်္ဂါနှင့်လည်း။ သမန္တာဂတံ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ဌံ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ဌံ။ ဝါ၊ ဌံ။ တေန ဘဂဝတာ၊ ကို။ အညတြ၊ ရှိ။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၃)

တေန ဘဂဝတာ သည်။ သာဝကာနံ၊ တို့အား။ နိဗ္ဗာနဂါမိနိ၊ နိဗ္ဗာန်သို့ သွားရောက်စေတတ်သော။ ဝါ၊ နိဗ္ဗာန်သို့ သွားရောက်ကြောင်းဖြစ်သော။ ပဋိပဒါ၊ အကျင့်ကို။ သုပညတ္တာ၊ အပ်ပြီ။ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်သည်လည်းကောင်း။ ပဋိပဒါ စ၊ အကျင့်သည်လည်းကောင်း။ သံသန္ဓတိ၊ ရွှေပြားနှစ်ချပ် ဂဟေစပ်သို့ စပ်ဟပ်ယှဉ်ပြိုင် တိုက်ဆိုင်နှိုးနှောခဲ့ပါ၏။ သေယျထာပိ နာမ၊ မည်သည်။ ဂဂေဒါဒကံ၊ ဂင်္ဂါမြစ်ရေသည်။ ယမုနောဒကေန၊ ယမုနာမြစ်ရေနှင့်။ သံသန္ဓတိ သေယျထာပိ၊ နှိုးနှောတိုက်ဆိုင်သကဲ့သို့လည်းကောင်း။ သမေတိ သေယျထာပိ၊ ညီမျှသကဲ့သို့လည်းကောင်း။ ဝေမေဝ၊ သာလျှင်၊ တေန ဘဂဝတာ သည်။ သာဝကာနံ၊ တို့အား။ နိဗ္ဗာနဂါမိနိ၊ သော။ ပဋိပဒါ၊ ကို။ သုပညတ္တာ၊ အပ်ပြီ။ နိဗ္ဗာနဉ္စ၊ သည်လည်းကောင်း။ ပဋိပဒါ စ၊ သည်လည်းကောင်း။ သံသန္ဓတိ၊ ခဲ့ပါ၏။ ဧဝံ သို့။ ဝါ၊ ဖြင့်။ နိဗ္ဗာနဂါမိနိယာ၊ သော။ ပဋိပဒါယ၊ ကို။ ပညာပေတာရံ၊ သော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ နိဗ္ဗာနဂါမိနိပဋိပဒါကို ဟောတော်မူတတ်သည်၏ အဖြစ်ဟူသော ဤအင်္ဂါနှင့်လည်း။ သမန္တာဂတံ၊ သော။ ဝါ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ဌံ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ဌံ။ ဝါ၊ ဌံ။ တေန ဘဂဝတာ၊ ကို။ အညတြ၊ ရှိ။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၄)

တဿ ဘဂဝတော၊ အား။ လာဘော၊ လာဘ်သည်။ ဝါ၊ ရအပ်သော
 လေးပါးသောပစ္စည်းသည်။ အဘိနိပ္ပန္နော ခေါ၊ ပြီးသည်သာ။ သိလောကော၊
 ဂုဏ်ကို ချီးမွမ်းခြင်းသည်။ အဘိနိပ္ပန္နော ခေါ၊ သာ။ ယာဝ ခတ္တိယာ၊
 မင်းတိုင်အောင်ဖြစ်ကုန်သော။ ဝါ၊ မင်းကို အစပြု၍ဖြစ်ကုန်သော။ (သဗ္ဗေ၊
 ကုန်သော။ ဒေဝမနုဿာ၊ နတ်၊ လူတို့သည်။ ဘဂဝန္တံ၊ ကို။) သံပိယာယ-
 မာနရူပါ၊ ကောင်းစွာချစ်မြတ်နိုးသည်၏ အဖြစ်ဟူသော သဘောရှိကုန်သည်။
 (ဟုတ္တာ၊ ကုန်၍။) ဝိဟရန္တိ၊ နေကြကုန်သည်သာ။ တနည်း။ ယာဝ ခတ္တိယာ၊
 ကုန်သော။ (သဗ္ဗေ၊ ကုန်သော။ ဒေဝမနုဿာ၊ တို့သည်။ ဘဂဝန္တံ၊ ကို။)
 သံပိယာယမာနရူပါ၊ ကုန်သည်။ (ဟုတ္တာ၊ ကုန်၍။) ဝိဟရန္တိ မညေ၊ နေကြ
 ကုန်သည်သာ။ သော ဘဂဝါ၊ သည်။ ဝိဂတမဒေါ၊ ကင်းပြီးသော မာန်ယစ်ခြင်း
 ရှိတော်မူသည်။ (ဟုတ္တာ၊ ၍။) အာဟာရံ၊ အာဟာရကို။ အာဟာရေတိ၊
 ဆောင်တော်မူခဲ့၏။ ဝါ၊ မျှတော်မူခဲ့၏။ ဧဝံ၊ သို့။ ဝါ၊ ဖြင့်။ ဝိဂတမဒံ၊
 ကင်းပြီးသော မာန်ယစ်ခြင်းရှိတော်မူသည်ဖြစ်၍။ အာဟာရံ၊ ကို။ အာဟာ-
 ရယမာနံ၊ ဆောင်တော်မူသော။ ဝါ၊ မျှတော်မူသော။ ဣမိနာပဂေန ဣမိနာပိ
 အဂေန၊ ကင်းပြီးသော မာန်ယစ်ခြင်းရှိတော်မူသည်ဖြစ်၍ အာဟာရကိုဆောင်
 တော်မူတတ်သည်၏အဖြစ်ဟူသော ဤအင်္ဂါနှင့်လည်း။ သမန္နာဂတံ၊ သော။
 (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္ထာရံ၊ ကို။ (မယံ၊ တို့သည်။) အတိတံ-
 သေ၊ ဌံ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ ဧတရဟိ၊ ဌံ။ တေန ဘဂဝတာ၊
 ကို။ အညတြ၊ ၍။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၅)

သော ဘဂဝါ၊ သည်။ ပဋိပန္နာနံ၊ မဂ်အကျင့်ကို ကျင့်ဆဲဖြစ်ကုန်သော။ သေခါ-
 နုဉ္စ၊ သေကွပုဂ္ဂိုလ်တို့၏လည်းကောင်း။ ဝုသိတဝတံ၊ မဂ်အကျင့်ကို ကျင့်သုံးကုန်
 ပြီးသော။ ခိဏာသဝါနုဉ္စ၊ ရဟန္တာပုဂ္ဂိုလ်တို့၏လည်းကောင်း။ (ဝသေန၊ အစွမ်း
 အားဖြင့်။) လဒ္ဓသဟာယော၊ ရအပ်ပြီးသော အဖော်သဟဲရှိတော်မူ၏။
 ဘဂဝါ၊ သည်။ တေ သေကွခိဏာသဝေ၊ ထိုသေကွပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့ကို။
 အပနုဉ္စ၊ (ပယ်တော်မူ၍) ပယ်တော်မူ၍သာလျှင်။ ကောရာမတံ၊ တပါးတည်း မွေ
 လျော်သည်၏အဖြစ်ကို။ အနုယုတ္တော၊ အဖန်ဖန်အားထုတ်သည်။ (ဟုတ္တာပိ၊
 ၍လည်း။) ဝိဟရတိ၊ ၍။ ဧဝံ၊ သို့။ ဝါ၊ ဖြင့်။ ကောရာမတံ၊ ကို။ အနုယုတ္တံ၊
 အဖန်ဖန် အားထုတ်တော်မူသော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ တပါးတည်း
 မွေလျော်သည်၏အဖြစ်ကို အဖန်ဖန် အားထုတ်တော်မူသည်၏အဖြစ်ဟူသော
 ဤအင်္ဂါနှင့်လည်း။ သမန္နာဂတံ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။)
 သတ္ထာရံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ဌံ။ နေဝ သမနုပဿာမ၊ ကုန်
 သည်သာ။ ဧတရဟိ၊ ဌံ။ တေန ဘဂဝတာ၊ ကို။ အညတြ၊ ၍။ န ပန သမ-
 နုပဿာမ၊ ကုန်သည်သာ။ (၆)

သော ဘဂဝါ၊ သည်။ ယထာဝါဒီ၊ အကြင်သို့သော အခြင်းအရာအားဖြင့် နှုတ်ဖြင့် ပြောဆိုခြင်း အလေ့ရှိတော်မူ၏။ တထာကာရီ၊ ထိုသို့သောအခြင်း အရာအားဖြင့် နှုတ်ဖြင့် ဆိုတော်မူသည့်အတိုင်း ကိုယ်ဖြင့်ပြုခြင်းအလေ့ ရှိတော်မူပါ၏။ ယထာကာရီ၊ အကြင်သို့သော အခြင်းအရာအားဖြင့် ကိုယ်ဖြင့် ပြုခြင်း အလေ့ရှိ၏။ တထာဝါဒီ၊ ထိုသို့သော အခြင်းအရာအားဖြင့် ကိုယ်ဖြင့် ပြုတော်မူသည့်အတိုင်း နှုတ်ဖြင့် ဆိုတော်မူခြင်း အလေ့ရှိပါ၏။ ဣတိ တသ္မာ၊ ထိုသို့ နှုတ်ဖြင့် ဆိုတော်မူသည့်အတိုင်း ကိုယ်ဖြင့် ပြုတော်မူသည်၏အဖြစ်၊ ကိုယ် ဖြင့် ပြုတော်မူသည့်အတိုင်း နှုတ်ဖြင့် ဆိုတော်မူကတ်သည်၏အဖြစ်ကြောင့်။ ယထာဝါဒီ တထာကာရီ၊ ယထာကာရီ တထာဝါဒီ၊ ယထာဝါဒီ တထာ- ကာရီ၊ ယထာကာရီ တထာဝါဒီ မည်တော်မူ၏။ ဧဝံ သို့။ ဝါ၊ ဖြင့်။ ဓမ္မာနုဓမ္မပ္ပဋိပန္နံ၊ ကိုးပါးသော လောကုတ္တရာတရားအား လျော်သောကျင့်ဝတ် တရားကို ကျင့်တော်မူသော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ ဤ ကိုးပါးသော လောကုတ္တရာတရားအား လျော်သောအကျင့်ကို ကျင့်တော်မူသည်၏အဖြစ် ဟူသော အင်္ဂါနှင့်လည်း။ သမန္နာဂတံ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ဌံ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ဌံ။ တေန ဘဂဝတာ၊ ကို။ အညတြ၊ ဌံ။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၇)

သော ဘဂဝါ၊ သည်။ အဇ္ဈာသယံ၊ မြတ်သော မှီရာဖြစ်၍ဖြစ်သော။ အာဒိဗြဟ္မစရိယံ၊ အစဆုံးဖြစ်သော မြတ်သော အကျင့်ဟုဆိုအပ်သော အရိယ ^၉ မဂ်ဖြင့်။ ဝါ၊ မဂ္ဂဗြဟ္မစရိယ၏ အစဉ်ဖြစ်သော သောတာပတ္တိမဂ်ဖြင့်။ တိဏ္ဏ- ဝိစိကိစ္ဆော၊ လွန်မြောက်အပ်ပြီးသော ဝိစိကိစ္ဆာရှိတော်မူ၏။ ဝိဂတကထံက- ထော၊ ကင်းပြီးသော အသို့နည်း အသို့နည်းဟူသော တွေးတောယုံမှားခြင်း ရှိတော်မူ၏။ ဝါ၊ အသို့နည်း အသို့နည်းဟူသော တွေးတောယုံမှားခြင်းမှ ကင်း တော်မူ၏။ ပရိယောသိတသင်္ကပ္ပေ၊ သဗ္ဗညုတဉာဏ်၏အစွမ်းအားဖြင့် ပြီးဆုံး စေအပ်ပြီးသော အကြံရှိတော်မူ၏။ ဧဝံ သို့။ ဝါ၊ ဖြင့်။ အဇ္ဈာသယံ၊ သော။ အာဒိဗြဟ္မစရိယံ၊ ဖြင့်။ တိဏ္ဏဝိစိကိစ္ဆံ၊ သော။ ဝိဂတကထံကထံ၊ သော။ ပရိ- ယောသိတသင်္ကပ္ပံ၊ သော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ လွန်မြောက်အပ် ပြီးသော ဝိစိကိစ္ဆာရှိတော်မူသည်၏ အဖြစ်ဟူသော ဤအင်္ဂါနှင့်လည်း။ သမန္နာ- ဂတံ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ဌံ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ဌံ။ တေန ဘဂဝတာ၊ ကို။ အညတြ၊ ရှိ။ န ပန သမနုပဿာမ၊ ကုန်သည်သာ”။ ဣတိ၊ သို့။ ပယံရုဒါဟာသိ၊ ပြောဟောပါပြီ။ (၈)

၂၉၇။ ဘန္တေ၊ ရား။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ တနည်း။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာဘူဇေ၊ ကုန်သော။ ဝဏ္ဏေ၊ တို့ကို။ ပယိချေပါဟာသိ၊ ပြီ။ ဘန္တေ၊ ရား။ တေန၊ ထိုသို့ သိကြားမင်း၏ မြတ်စွာဘုရား၏ ရှစ်ပါးသော မဖောက်မပြန် ဟုတ်မှန်ကုန်သော ချီးမွမ်းအပ်သောဂုဏ်ကျေးဇူးတို့ကို ဟောပြောသည်၏ အဖြစ်ကြောင့်။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာဘူဇေ၊ ကုန်သော။ ဝဏ္ဏေ၊ တို့ကို။ သုတံ၊ ကုန်၍။ ဘိယျောသော၊ သော။ မတ္တာယ၊ ဖြင့်။ (သုံးနည်းပေး)။ အတ္တမနာ၊ ကုန်သည်။ ပမုဒိတာ၊ ကုန်သည်။ ပိတိသောမနဿဇာတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။

ဘန္တေ၊ ရား။ တတြ တေသု ဒေဝေသု၊ ထိုနတ်တို့တွင်။ ဧကဇ္ဇေ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဧဝံ သို့။ အာဟံသု၊ ပြောဆိုကြပါကုန်ပြီ။ ကိံ၊ သို့။ အာဟံသု၊ ကုန်သနည်း?။ “မာရိသာ၊ အကျွန်ုပ်တို့အလား ချမ်းသာများလျက် ရှုစားအပ်သော နတ်များ အပေါင်းတို့။ ဘဂဝါ၊ ကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည်။ လောကေ၊ ဤ။ ဥပ္ပဇ္ဇတိ ယထာ ဧဝ၊ ပွင့်တော်မူသကဲ့သို့သာလျှင်။ (ဥပ္ပဇ္ဇိတာ၊ ၍။) ဓမ္မံ၊ ကို။ ဒေသေတိ ယထာ ဧဝ၊ ဟောတော်မူသကဲ့သို့သာလျှင်။ တထာ၊ တူ။ စတ္တာရော၊ လေးဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်။ လောကေ၊ ဤ။ ဥပ္ပဇ္ဇေယျံ၊ ပွင့်တော်မူကြပါကုန်မူကား။ (ဥပ္ပဇ္ဇိတာ၊ ကုန်ပြီး၍။) ဓမ္မံ၊ ကို။ ဒေသေယျံ၊ ဟောတော်မူကြပါကုန်မူကား။ အဟော ဝတ၊ ဩော်ကောင်းလေစွတကား။ ဝါ၊ ဩော်။ တံ ဥပ္ပဇ္ဇနဓမ္မဒေသကတ္တံ၊ ထို လေးဆူသော မြတ်စွာဘုရားတို့၏ ပွင့်တော်မူခြင်း၊ တရားဟောတော်မူသည်၏ အဖြစ်သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ အဿ၊ ဖြစ်ရာပါ၏”။ ဣတိ ဧဝံ သို့။ အာဟံသု၊ ကုန်ပြီ။

ဧကဇ္ဇေ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဧဝံ သို့။ အာဟံသု၊ ကုန်ပြီ။ ကိံ၊ သို့။ အာဟံသု၊ ကုန်သနည်း။ “မာရိသာ၊ တို့။ စတ္တာရော၊ ကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ တို့သည်။ တိဋ္ဌန္တု၊ တည်တော်မူကြပါစေကုန်ဦးတော့။ မာရိသာ၊ တို့။ လောကေ၊ ဤ။ ဘဂဝါ၊ သည်။ ဥပ္ပဇ္ဇတိ ယထာ ဧဝ၊ ကဲ့သို့သာလျှင်။ (ဥပ္ပဇ္ဇိတာ၊ ပြီး၍။) ဓမ္မံ၊ ကို။ ဒေသေတိ ယထာ ဧဝ၊ ကဲ့သို့သာလျှင်။ တထာ၊ တူ။ တသော၊ သုံးဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ တို့သည်။ ဥပ္ပဇ္ဇေယျံ၊ ပါကုန်မူကား။ (ဥပ္ပဇ္ဇိတာ၊ ကုန်ပြီး၍။) ဓမ္မံ၊ ကို။ ဒေသေယျံ၊ ပါကုန်မူကား။ အဟော

ဝတ၊ စူတကား။ ဝါ၊ ဩဠာ။ တံ ဥပ္ပဇ္ဇနဓမ္မဒေသကတ္တံ၊ ထို သုံးဆူသော မြတ်စွာ
 ဘုရားတို့၏ ပွင့်တော်မူခြင်း၊ တရားဟောတော်မူ၏အဖြစ်သည်။ ဗဟုဇနဟိတာယ၊
 ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကနုကမ္မာယ၊
 ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။
 ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ အဿ၊ ရာပါ၏။
 ဣတိ ဧဝံ သို့။ အာဟံသု၊ ကုန်ပါပြီ။

ကေစ္စေ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဧဝံ သို့။ အာဟံသု၊ ကုန်ပြီ။ ကိံ၊
 သို့။ အာဟံသု၊ ကုန်သနည်း?။ “မာရိသာ၊ တို့။ တယော၊ ကုန်သော၊ သမ္မာ-
 သမ္ဗုဒ္ဓါ၊ တို့သည်။ တိဋ္ဌန္တု၊ ကုန်ဦးတော့။ မာရိသာ၊ တို့။ လောကော၊ ဤ။ ဘဂဝါ၊
 သည်။ ဥပ္ပဇ္ဇတိ ယထာ ဧဝ၊ ကဲ့သို့သာလျှင်။ (ဥပ္ပဇ္ဇိတော၊ ဤ။) ဓမ္မံ၊ ကို။ ဒေ-
 သေတိ ယထာ ဧဝ၊ သာလျှင်။ တထာ၊ တူ။ ဒွေ၊ နှစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊
 တို့သည်။ ဥပ္ပဇ္ဇေယျံ၊ ပါကုန်မှုကား။ (ဥပ္ပဇ္ဇိတော၊ ကုန်ပြီး၍။) ဓမ္မံ၊ ကို။ ဒေ-
 သေယျံ၊ ပါကုန်မှုကား။ အဟော ဝတ၊ တကား။ ဝါ၊ ဩဠာ။ တံ ဥပ္ပဇ္ဇန-
 ဓမ္မဒေသကတ္တံ၊ ထို နှစ်ဆူသောမြတ်စွာဘုရားတို့၏ ပွင့်တော်မူခြင်း၊ တရား
 ဟောတော်မူသည်၏ အဖြစ်သည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။
 ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကနုကမ္မာယ၊ ငှါလည်းကောင်း။
 ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်း
 ကောင်း။ သုခါယ၊ ငှါလည်းကောင်း။ အဿ၊ ရာပါ၏။ ဣတိဧဝံ သို့။
 အာဟံသု၊ ကုန်ပြီ။

၂၉၀။ ဘန္တေ၊ ရား။ ဧဝံ သို့။ ဝုတ္တေ၊ နတ်သားတို့က ပြောဆိုအပ်သည်
 ရှိသော်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ တာဝတိံ သေ၊
 ကုန်သော။ ဒေဝေ၊ တို့ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြောဆိုပြီ။ ကိံ၊ သို့။
 အဝေါစ၊ နည်း။ “မာရိသာ၊ တို့။ ယံ ယေန ဌာနေန၊ အကြင်အကြောင်းဖြင့်။
 ဝါ၊ ကြောင့်။ ဧကိဿ၊ တခုသော။ လောကဓာတုယာ၊ တသောင်းသော
 လောကဓာတ်၌။ ဒွေ၊ နှစ်ဆူကုန်သော။ အရဟန္တာ၊ ကိလေသာမြို့မှူး ညစ်
 အကြေးမှ ကင်းဝေးစင်ကြယ်တော်မူကြကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ တို့သည်။
 အပုဗ္ဗံ၊ ရှေးလည်းမဟုတ်။ အစရိမံ၊ နောက်လည်းမဟုတ်။ တနည်း။ အပုဗ္ဗံ
 အစရိမံ၊ ရှေ့မဟုတ် နောက်မဟုတ် တပြိုင်နက်။ ဝါ၊ မရှေးမနှောင်း။ ဥပ္ပဇ္ဇေယျံ၊
 ပွင့်တော်မူကုန်ရာ၏။ ဧတံ ဌာနံ၊ ဤအကြောင်းသည်။ နတ္ထိ၊ မရှိခဲ့။ သော
 အဝကာသော၊ ဤအကြောင်းသည်။ နတ္ထိ၊ မရှိခဲ့။ ဧတံ ဌာနံ၊ ဤအကြောင်း
 သည်။ န ဝိဇ္ဇတိ၊ မရှိခဲ့။ မာရိသာ၊ တို့။ သော ဘဂဝါ၊ သည်။ အပ္ပါဗာဓော၊
 ပြင်းစွာ နှိပ်စက်တတ်သော ဝိသဘာဝရောဂါမရှိသည်။ အပ္ပါတကော၊ ပြင်းစွာ
 ဆင်းရဲငြိုငြင်စွာ အသက်မွေးခြင်း၏ အကြောင်းဖြစ်သော ရောဂါမရှိသည်။

(ဟုတော့၊ ၍။) စိရံ၊ ကြာမြင့်စွာသောကာလပတ်လုံး။ ဒီသံ၊ ရှည်စွာသော။ အဒ္ဓါနံ၊ ကာလပတ်လုံး။ တိဋ္ဌေယျ၊ တည်တော်မူနိုင်ပါမူကား။ အဟော ဝတ၊ တကား။ ဝါ၊ ဩော်။ တံ ဌာနံ၊ ထိုတည်နိုင်ခြင်းသည်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ အဿ၊ ရာ၏။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ ဘန္တေ၊ ရား။ အထ တသ္မိံ ကာလေ၊ သိကြားက ပြောဆိုပြီးရာ ထိုအခါ၌။ ယေန အတ္ထေန၊ အကြင် ပဝါရဏာပြုပြီးသော ရဟန်းတို့အား စောင့်ရှောက်ရခြင်းဟူသော ကိစ္စဖြင့်။ ဝါ၊ အကြင် ပဝါရဏာ ပြုပြီးသော ရဟန်းတို့အား စောင့်ရှောက်ရခြင်းဟူသော အကျိုးဖြင့်။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ သုဓမ္မာယံ၊ သော။ သဘာယံ၊ ၌။ သန္နိသိန္နာ၊ ကုန်သည်။ သန္နိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ တံ အတ္ထံ၊ ထို ပဝါရဏာပြုပြီးသော ရဟန်းတို့အား စောင့်ရှောက်ရခြင်းဟူသော ကိစ္စကို။ ဝါ၊ အကျိုးကို။ စိန္တယိတော၊ ကြံကြကုန်ပြီး၍။ တံ အတ္ထံ၊ ကို။ မန္တယိတော၊ တိုင်ပင်နှီးနှော ပြောဆိုကြကုန်ပြီး၍။ စတ္တာရော၊ ကုန်သော။ မဟာရာဇာနော၊ တို့သည်။ တသ္မိံ အတ္ထေ၊ ၌။ ဝုတ္တဝစနာ နာမ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ စတ္တာရော၊ ကုန်သော။ မဟာရာဇာနော၊ တို့သည်။ တသ္မိံ အတ္ထေ၊ ၌။ ပစ္စာနုသိဋ္ဌဝစနာ နာမ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ သကေသု သကေသု၊ ကုန်သော။ အာသနေသု၊ တို့၌။ ဌိတာ၊ တည်ကြကုန်သည်။ (ဟုတော့၊ ကုန်၍။) အဝိပက္ကန္တာ၊ ဖဲသွားကြပါကုန်ပြီ။

တေ ရာဇာနော၊ တို့သည်။ ဝုတ္တဝါကျာ၊ ကုန်သည်။ (ဟုတော့၊ ကုန်၍။) အနုသာသနိံ၊ သုံးကျိပ်သုံးယောက်သော နတ်သားတို့၏ အဆုံးအမကို။ ပဋိဂ္ဂယ၊ ဝန်ခံကြကုန်ပြီး၍။ ဝိပုသန္နမနာ၊ ကုန်သည်။ သန္တာ၊ ဖြစ်ကြကုန်လျက်။ သမ္ပိ၊ မိမိတို့၏ဥစ္စာဖြစ်သော။ အာသနေ၊ ၌။ အဋ္ဌသု၊ ကုန်ပြီ။ ဣတိ၊ ဤတိုင် နတ်ပုံသဘင်ကို ဆိုရန်စကားရပ် ပြီးဆုံးလတ်၍ လက်စ သတ်လိုက်ပြီ။

၂၉၉။ ဘန္တေ၊ ရား။ အထ ပစ္စာ၊ စည်းဝေးပြီးရာကာလမှ နောက်၌။ ဥတ္တရာယ၊ သော။ ဒိသာယ၊ ၌။ ဥဋ္ဌာရော၊ သော။ အာလောကော၊ သည်။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝံ၊ ကို။ အတိက္ကမ္မေဝ၊ ၍သာလျှင်။ သဉ္ဇာယံ၊ ပါပြီ။ ဩဘာသော၊ သည်။ ပါတုရဟောသိ၊ ပါပြီ။ ဘန္တေ၊ ရား။ အထ တသ္မိံ ကာလေ၊ အရောင်အလင်း၏ ထင်ရှားဖြစ်ပေါ်လာရာ ထိုအခါ၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ တာဝတိံသာ၊ ကုန်သော။

ဒေဝေ တို့ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “မာရိသာ၊
 တို့။ ယထာ၊ အားဖြင့်။ ဝါ၊ ကြောင့်။ နိမိတ္တာနိ၊ တို့သည်။ ဝါ၊ တို့ကို။
 ဒိဿန္တိ၊ ကုန်၏။ ဝါ၊ အပ်ပါကုန်၏။ ဥဠာရော၊ သော။ အာလောကော၊
 သည်။ သဉ္ဇာယိ၊ ပါပြီ။ သြဘာသော၊ သည်။ ပါတုဘဝတိ၊ ၏။ (တထာ၊
 အားဖြင့်။ ဝါ၊ ကြောင့်။) ဗြဟ္မာ၊ သည်။ ပါတုဘဝိဿတိ၊ လိမ့်လတ္တံ။ ယဒိဒံ
 ယော အယံ အာလောကော၊ သည်။ သဉ္ဇာယတိ၊ ခဲ့ပါ၏။ ယဒိဒံ ယော အယံ
 သြဘာသော၊ သည်။ ပါတုဘဝတိ၊ ခဲ့ပါ၏။ ဧတံ၊ သည်။ ဗြဟ္မာနော၊ ၏။
 ပုဗ္ဗနိမိတ္တံ ဟိ၊ သာလျှင်တည်း။ [ပါတုဘဝတိတိ-ဟု ဣတိပိုလျက်ရှိကြ၏။]

မာရိသာ၊ တို့။ ယထာ၊ အကြင်သို့သော အပြားအားဖြင့်။
 ဝါ၊ အကြင်သို့သော အကြောင်းကြောင့်။ နိမိတ္တာ၊ တို့သည်။
 ဝါ၊ တို့ကို။ ဒိဿန္တိ၊ ကုန်၏။ ဝါ၊ အပ်ပါကုန်၏။ (တထာ၊
 အားဖြင့်။ ဝါ၊ ကြောင့်။) ဗြဟ္မာ၊ သည်။ ပါတုဘဝိဿတိ၊
 လတ္တံ။ ဝိပုလော၊ သော။ မဟာ၊ သော။ သြဘာသော၊
 သည်။ (ပါတုဘဝတိ၊ ၏။) ဧတံ၊ သည်။ ဗြဟ္မာနော၊ ၏။
 နိမိတ္တံ ဟိ၊ သာလျှင်တည်း။”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။

သနက္ခမာရကထာ

၃၀၀။ ဘန္တေ၊ ရား။ အထပစ္စာ၊ သိကြား၏ ပြောဆိုပြီးရာကာလမှ
 နောက်၌။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ယသာသကေသု၊
 ကုန်သော။ အာသနေသု၊ တို့၌။ နိသီဒိံသု၊ ကုန်ပြီ။ ကိံ၊ သို့။ မနသိကတွာ၊
 ကုန်၍။ နိသီဒိံသု၊ ကုန်သနည်း?။ “မယံ၊ တို့သည်။ ဧတံ သြဘာသံ၊ ကို။
 ဥဿာမ၊ သိကြရကုန်တော့အံ့။ (သော သြဘာသော၊ သည်။) ယံဝိပါကော၊
 သည်။ ဘဝိဿတိ၊ လတ္တံ။ နံ ဝိပါကံ၊ ကို။ သစ္စိကတွာဝ၊ ကုန်၍သာလျှင်။
 ဂမိဿာမ၊ သွားကြရကုန်တော့အံ့”။ ဣတိ မနသိကတွာ၊ ကုန်၍။ နိသီဒိံသု၊
 ကုန်ပြီ။ စတ္တာရော၊ ကုန်သော။ မဟာရာဇာနောပိ၊ တို့သည်လည်း။ ယထာ-
 သကေသု၊ ကုန်သော။ အာသနေသု၊ တို့၌။ နိသီဒိံသု၊ ကုန်ပြီ။ ကိံ၊ သို့။
 မနသိကတွာ၊ ကုန်၍။ နိသီဒိံသု၊ ကုန်သနည်း?။ “မယံ၊ တို့သည်။ ဧတံ
 သြဘာသံ၊ ကို။ ဥဿာမ၊ ကုန်တော့အံ့။ (သော သြဘာသော၊ သည်။)
 ယံဝိပါကော၊ သည်။ ဘဝိဿတိ၊ လတ္တံ။ နံ ဝိပါကံ၊ ကို။ သစ္စိကတွာဝ၊
 ကုန်၍သာလျှင်။ ဂမိဿာမ၊ ကုန်တော့အံ့”။ ဣတိ မနသိကတွာ၊ ကုန်၍။
 နိသီဒိံသု၊ ကုန်ပြီ။ ဣဒံ ဝစနံ၊ ကို။ သုတွာ၊ ကုန်၍။ တာဝတိံသာ၊ ကုန်သော။
 ဒေဝါ၊ တို့သည်။ ဧကဂ္ဂါ၊ တခုတည်းသော မြတ်သော အာရုံရှိသော စိတ်ရှိကြ

ကုန်သည်။ ဝါ၊ ကုန်သည်။ (ဟုတော့၊ ကုန်၍။ နိစ္စလဘာဝံ၊ မတုန်မလှုပ်သည် ၏အဖြစ်သို့။) သမာပဇ္ဇိံ သု၊ ကောင်းစွာ ရောက်ကြကုန်ပြီ။ ကိံ၊ သို့။ မနသိကတော့၊ ကုန်၍။ နိစ္စလဘာဝံ၊ သို့။ သမာပဇ္ဇိံ သု၊ ကုန်သနည်း?။ “မယံ တို့သည်။ ဧတံ ဩဘာသံ၊ ကို။ ဥဿာမ၊ ကုန်တော့အံ့။ (ဧသော ဩဘာသော၊ သည်။) ယံဝိပါကော၊ သည်။ ဘဝိဿတိ၊ လတ္တံ့ ။ နံဝိပါကံ၊ ကို။ သတ္ထိကတော့၊ ကုန်၍သာလျှင်။ ဂမိဿာမ၊ ကုန်တော့အံ့” ။ ဣတိ မနသိကတော့၊ ကုန်၍။ (နိစ္စလဘာဝံ၊ သို့။) သမာပဇ္ဇိံ သု၊ ကုန်ပြီ။

ဘန္တေ၊ ရား။ ယဒါ၊ ဌ။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ပါတုဘဝတိ၊ ၏။ (နှစ်နည်းပေး)။ (တဒါ၊ ဌ။) ဩဠာရိကံ၊ သော။ အတ္တဘာဝံ၊ ကို။ အဘိနိမ္မိနိတော၊ ဖန်ဆင်း၍။ ပါတုဘဝတိ၊ ပါ၏။ ဘန္တေ၊ ရား။ ဗြဟ္မာ၊ နော၊ ၏။ ယော ပကတိဝဏ္ဏော၊ အကြင် ပကတိသောအဆင်းသည်။ အတ္ထိ၊ ၏။ သော ပကတိဝဏ္ဏော၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ စက္ခုပထသ္မိံ၊ ဌ။ အနဘိသမ္ဘဝနိယော၊ ရှေ့မရောက်နိုင်ပါ။ ဘန္တေ၊ ရား။ ယဒါ၊ ဌ။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ တာဝတိံသာနံ၊ တို့အား။ ပါတုဘဝတိ၊ ၏။ (တဒါ၊ ဌ။) သော ဗြဟ္မာ၊ သည်။ ဝဏ္ဏေန စေဝ၊ အားဖြင့်လည်းကောင်း။ ယသသာ စ၊ အားဖြင့်လည်းကောင်း။ အညော၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အတိရောစတိ၊ ပါ၏။ ဘန္တေ၊ ရား။ သေယျထာပိ၊ မည်သည်။ သောဝဏ္ဏော၊ ရှေ့ဖြင့်ပြီးသော။ ဝိဂ္ဂဟော၊ ကိုယ်သည်။ ဝါ၊ ရှေ့ရုပ်သည်။ မာနုသံ၊ သော။ ဝိဂ္ဂဟံ၊ ကို။ အတိရောစတိ သေယျထာပိ၊ သက္သို့။ ဘန္တေ။ ဘုရား။ ဝေမေဝ ခေါ၊ သာလျှင်။ ယဒါ၊ ဌ။ ဌ။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ပါတုဘဝတိ၊ ၏။ (တဒါ၊ ဌ။) သော ဗြဟ္မာ၊ သည်။ ဝဏ္ဏေန စေဝ၊ အာ ဖြင့်လည်းကောင်း။ ယသသာ စ၊ အားဖြင့်လည်းကောင်း။ အညော၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အတိရောစတိ၊ ၏။

ဘန္တေ၊ ရား။ ယဒါ၊ ဌ။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ပါတုဘဝတိ၊ ၏။ (တဒါ၊ ဌ။) တဿံ ပရိသာယံ၊ ဌ။ ကောစိ၊ သော။ ဒေဝေါ၊ သည်။ န အဘိဝါဒေတိ ဝါ၊ ခဲ့ပါ။ န ပစ္စုဋ္ဌေတိ ဝါ၊ ခဲ့ပါ။ အာသနေန၊ ဖြင့်။ န နိမန္တေတိ ဝါ၊ ခဲ့ပါ။ သဗ္ဗေဝ၊ သာလျှင်ဖြစ်ကုန်သော။ (ဒေဝါ၊ တို့သည်။) တုဏှိဘူတာ၊ ကုန်သည်။ ပဉ္စလိကာ၊ ကုန်သည်။ (ဟုတော့၊ ကုန်၍။) ပလ္လကေန၊ ဖြင့်။ နိသိဒန္တိ၊ ကုန်၏။ ကိံ၊ သို့။ မနသိကတော့၊ ကုန်၍။ ပလ္လကေန၊ ဖြင့်။ နိသိဒန္တိ၊ ကုန်သနည်း?။ “ဒါနိ ဌ။ ဝါ၊ ယဒုအခါဌ။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ယဿ ဒေဝဿ၊ ၏။ ပလ္လကေ၊ ဌ။ (နိသိဒိတံ၊ ဌ။) ဣစ္ဆိဿတိ၊ လတ္တံ့ ။ တဿ ဒေဝဿ၊ ၏။ ပလ္လကေ၊ ဌ။ နိသိဒိဿတိ၊

လတ္တံ့။”။ ဣတိ မနသိကတွာ၊ ကုန်၍။ ပလ္လကေနံ၊ ဖြင့်။ နိသီဒန္တိ၊ ပါကုန်၏။

ဘန္တေ၊ ရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ သည်။ ယဿ ဒေဝဿ၊ ၏။ ပလ္လကေနံ၊ ဌ။ နိသီဒတိ၊ အံ။ သော ဒေဝေါ၊ သည်။ ဥဋ္ဌာရံ၊ သော။ ဝေဒပဋိလာဘံ၊ ကိ။ လဘတိ၊ ၏။ သော ဒေဝေါ၊ သည်။ ဥဋ္ဌာရံ၊ သော။ သောမနဿပဋိလာဘံ၊ ကိ။ လဘတိ၊ ၏။ ဘန္တေ၊ ရား။ သေယျထာပိ၊ မည်သည်။ ခတ္တိယော၊ သော။ ရာဇာ၊ သည်။ မုဒ္ဒါဝသိတ္တော၊ အပ်ပြီးသည်။ အဇနာ၊ ဌ။ ရဇေန၊ ဖြင့်။ အဘိသိတ္တော၊ အပ်သည်။ (ဟောတိ၊ ၏။) သော ရာဇာ၊ သည်။ ဥဋ္ဌာရံ၊ သော။ ဝေဒပဋိလာဘံ၊ ကိ။ လဘတိ သေယျထာပိ၊ ကဲ့သို့။ သော ရာဇာ၊ သည်။ ဥဋ္ဌာရံ၊ သော။ သောမနဿပဋိလာဘံ၊ ကိ။ လဘတိ သေယျထာပိ၊ ကဲ့သို့။ ဘန္တေ၊ ရား။ ဝေမေဝ ခေါ၊ သာလျှင်။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ယဿ ဒေဝဿ၊ ၏။ ပလ္လကေနံ၊ ဌ။ နိသီဒတိ၊ အံ။ သော ဒေဝေါ၊ သည်။ ဥဋ္ဌာရံ၊ သော။ ဝေဒပဋိလာဘံ၊ ကိ။ လဘတိ၊ ပါ၏။ သော ဒေဝေါ၊ သည်။ ဥဋ္ဌာရံ၊ သော။ သောမနဿပဋိလာဘံ၊ ကိ။ လဘတိ၊ ပါ၏။ ဘန္တေ၊ ရား။ အထ တသ္မိံ ကာလေ၊ တာဝတိံ သာ နတ်တို့၏ ဆိတ်ဆိတ်နေကြရာ လိုအခါ၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ တာဝတိံ သာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သမ္ပသာဒံ၊ ကိ။ ဝိဒိတာ၊ ရ၍။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ အန္တရဟိတော၊ သည်။ (ဟုတွာ၊ ၍။) ဣမာဟိ ဂါထာဟိ၊ တို့ဖြင့်။ အနုမောဒိ၊ အဖန်ဖန် ဝမ်းမြောက်ပြီ။ ကိံ၊ သို့။ အနုမောဒိ၊ နည်း?။

ဘော၊ တို့။ တာဝတိံ သာ၊ ကုန်သော။ သဟိန္ဒကာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ နဝေ၊ ကုန်သော။ ဝဏ္ဏဝန္တေ၊ ရှိကုန်သော။ ယသဿိနေ၊ ကုန်သော။ သဂတသ္မိံ၊ ဌ။ ဗြဟ္မစရိယံ၊ ကိ။ စရိတွာန၊ ကုန်ပြီး၍။ ဣဓ ဣမသ္မိံ ဒေဝလောကေ၊ သို့။ အာဂတေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ ပဿန္တာ စ၊ ကုန်သည်သာလျှင်။ (ဟုတွာ၊ ကုန်၍။) တသဂတံ စ၊ ကိုလည်းကောင်း။ ဓမ္မဿ၊ ၏။ သုဓမ္မတံ စ၊ ကိုလည်းကောင်း။ (သံဃဿ၊ ၏။ သုပဋိပတ္တိံ စ၊ ကိုလည်းကောင်း။ အဘိတ္ထဝိတွာ၊ ကုန်၍။) နမဿန္တာ၊ ကုန်လျက်။ မောဒန္တိ ဝတေ၊ ကုန်စွတကား။ ဝါ၊ ဖြောင့်။

ဘူရိပညဿ၊ ၏။ သာဝကာ၊ ကုန်သော။ ဣဓ ဣမသ္မိံ ဒေဝလောကေ၊ သို့။ ဝိသေသုပဂတာ၊ ကုန်သော။ တေ ဒေဝါ၊ တို့သည်။ ဝဏ္ဏေန၊ အားဖြင့်လည်းကောင်း။ ယသသာ၊ အား

ဖြင့်လည်းကောင်း။ အာယုနာ၊ အားဖြစ်လည်းကောင်း။
အညေ၊ ကုန်သော။ (ဒေဝါ၊ တို့ကို။) အတိရောစန္ဒိ၊ ပေကုန်၏။

တာဝတိံသာ၊ ကုန်သော။ သဟိန္ဒကာ၊ ကုန်သော။
(ဒေဝါ၊ တို့သည်။) ဣဒံ ဝိရောစနံ၊ ကို။ ဒိဿာန၊ ကုန်၍။
ဝါ၊ မြင်ကြကုန်သည်ရှိသော်။ ဝါ၊ ကုန်ခြင်းကြောင့်။ တထာ-
ဂတံ စ၊ ကိုလည်းကောင်း။ ဓမ္မဿ၊ ၏။ သုဓမ္မတံ စ၊ ကိုလည်း
ကောင်း။ (သံဃဿ၊ ၏။ သုပ္ပဋိပတ္တိံ စ၊ ကိုလည်းကောင်း။
အဘိတ္တဝိတာ၊ ကုန်၍။) နမဿန္တာ၊ ကုန်လျက်။ နန္ဒန္တိ၊
ပေကုန်၏။ ဣတိ၊ သို့။ အနုမောဒိ၊ ပြီ။

၃၀၁။ ဘန္တေ၊ ရား။ ဣမံ အတ္ထံ၊ ဤအနက်ကို။ ဝါ၊ ဤအကြောင်းကို။
သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ အဘာသိတ္ထ၊ ပြောဟောပါပြီ။ ဘန္တေ၊
ရား။ ဣမံ အတ္ထံ၊ ကို။ ဘာသတော၊ သော။ သနက္ခမာရဿ၊ သော။
ဗြဟ္မုနော၊ ၏။ သရော၊ အသံသည်။ ဝိဿဋ္ဌော စ၊ သည်လည်း။ ဟောတိ၊
ဖြစ်ပါ၏။ ဝိညေယျော စ၊ သည်လည်း။ ဟောတိ၊ ပါ၏။ မဉ္ဇူ စ၊ သည်လည်း။
ဟောတိ၊ ပါ၏။ သဝနိယော စ၊ သည်လည်း။ ဟောတိ၊ ပါ၏။ ဗိန္ဒူ စ၊
သည်လည်း။ ဟောတိ၊ ပါ၏။ အဝိသာရီ စ၊ သည်လည်း။ ဟောတိ၊ ပါ၏။
ဂမ္ဘီရော စ၊ သည်လည်း။ ဟောတိ၊ ပါ၏။ နိန္ဒာဒီ စ၊ သည်လည်း။ ဟောတိ၊
ပါ၏။ (ဣတိ၊ သို့။) အဋ္ဌင်္ဂသမန္နာဂတော၊ သည်။ ဟောတိ၊ ပါ၏။
ဘန္တေ၊ ရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ သရေန၊ ဖြင့်။
ယထာပရိသံ၊ ပရိသတ်အတိုင်းအရှည်ကို။ ဝိညာပေတိ၊ သိစေတတ်ပါ၏။
အဿ ဗြဟ္မုနော၊ ၏။ ဘောသော၊ အသံသည်။ ပရိသာယ၊ ၏။ ဗဟိဒ္ဓါ၊
ပြင်ပသို့။ န စ နိစ္ဆရတိ၊ မထွက်ပါသည်သာ။ ဘန္တေ၊ ရား။ ယဿ ပုဂ္ဂလဿ၊
၏။ သရော၊ သည်။ ဝေံ၊ သို့။ အဋ္ဌင်္ဂသမန္နာဂတော၊ သည်။ ဟောတိ၊ ပါ၏။
သော ပုဂ္ဂလော၊ ကို။ ဗြဟ္မဿရောတိ၊ ဟူ၍။ ဝုစ္စတိ၊ အပ်ပါ၏။ ဘန္တေ၊
ရား။ အထ တသ္မိံ ကာလေ၊ သနက္ခမာရဗြဟ္မာ၏ တရားဟောပြီးရာ ထိုအခါ၌။
တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊
ကို။ တေံ ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း။
“မဟာဗြဟ္မေ၊ မဟာဗြဟ္မာမင်းကြီး။ သာဓု၊ တောင်းပန်ပါကုန်၏။ မယံ၊
တို့သည်။ တေဒေဝ အတ္ထံ၊ ထိုအနက်ကို သာလျှင်။ ဝါ၊ ထိုအကြောင်းကိုသာ
လျှင်။ သင်္ခါယ၊ ကောင်းစွာသိကြကုန်၍။ မောဒါမ၊ ဝမ်းမြောက်ကြပါကုန်၏။
ဒေဝါနံ၊ တို့ကို။ ဣန္ဒေန၊ သော။ သက္ကေန၊ သည်။ ဘာသိတာ၊ ပြောဆိုအပ်
ကုန်သော။ တဿ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာဘူစွာ၊
ကုန်သော။ ဝဏ္ဏာ စ၊ တို့သည်လည်း။ အတ္ထိ၊ ရှိပါကုန်၏။ တေ ဝဏ္ဏေ စ၊

၃

တို့ကိုလည်း။ မယံ၊ တို့သည်။ သင်္ခါယ၊ ကောင်းစွာသိကြကုန်၍။ မောဒါမ၊ ကုန်၏။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။

အဋ္ဌယထာဘူတဝဏ္ဏ

၃၀၂။ ဘန္တေ၊ ရား။ အထ တသ္မိံ ကာလေ၊ တာဝတိံသာနတ်တို့က ပြောဆိုရာ ထိုအခါ၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြောဆိုပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဒေဝါနမိန္ဒ၊ သိကြားမင်း။ သာဓု၊ တောင်းပန်ပါကုန်၏။ မယံပိ၊ တို့သည်လည်း။ တဿ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာ-ဘူတေ၊ ကုန်သော။ ဝဏ္ဏေ၊ တို့ကို။ သုဏေယျာမ၊ နာလိုကြပါကုန်၏။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ ဘန္တေ၊ ရား။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သနက္ခမာရဗြဟ္မာက ပြောဆိုအပ်သည်ရှိသော်။) ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သက္ကော၊ သည်။ “မဟာဗြဟ္မေ၊ ကြီး။ ဧဝံ၊ ကောင်းလှပါပြီ။ ဣတိ ခေါ၊ သာလျှင်။ သနက္ခမာ-ရဿ၊ သော။ ဗြဟ္မုနော၊ အား။ ပဋိသုတ္တာ၊ ငွှေးရွှန်းထောင်ပြီး၍။ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာဘူတေ၊ ကုန်သော။ ဝဏ္ဏေ၊ တို့ကို။ ပယိရုဒါဟာသိ၊ ဟောပြောပြီ။

ကိံ၊ သို့။ ပယိရုဒါဟာသိ၊ နည်း။ (“မယာ၊ သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝစနံ၊ သည်။ အတ္ထိ၊ ၏။) တံ ဝစနံ၊ ကို။ ဘဝံ မဟာဗြဟ္မာ၊ အရှင် ဗြဟ္မာကြီးသည်။ ကိံ မညတိ၊ နည်း။ သော ဘဂဝါ၊ သည်။ ယာဝ စ၊ အလွန်အကဲသာလျှင်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟု-ဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ပဋိပန္နော၊ ပါ၏။ ဧဝံ၊ သို့။ ဝါ၊ ဖြင့်။ ဗဟုဇနဟိတာယ၊ ငှါလည်းကောင်း။ ဗဟုဇနသုခါယ၊ ငှါလည်းကောင်း။ လောကာနုကမ္မာယ၊ ငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါလည်းကောင်း။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ ပဋိပန္နံ၊ သော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ နှင့်လည်း။ သမန္နာဂတံ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ၌။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ၌။ တေန ဘဂဝတော၊ ကို။ အညတြာ ၍။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၁)

တေန ဘဂဝတော၊ သည်။ ဓမ္မော၊ ကို။ သွာက္ခာတော၊ အပ်ပြီ။ ဘဂဝ-တော၊ ၏။ ဓမ္မော၊ ကို။ သန္နိဋ္ဌိကော၊ ၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ အကာလိကော၊ မရှိခဲ့။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဟိပဿိကော၊

ထိုက်၏။ ဘဂဝတော၊ ၏။ ဓမ္မော၊ သည်။ ဩပနေယျိကော၊ ထိုက်၏။
 ဘဂဝတော၊ ၏။ ဓမ္မော၊ ကိ။ ဝိညဟိ၊ တို့သည်သာ။ ပစ္စတ္တံ၊ ခြံ။ ဝေဒိ-
 တဗ္ဗော၊ ၏။ ဝေံ၊ သို့။ ဝါ၊ ဖြင့်။ ဩပနေယျိကဿ၊ သော။ ဓမ္မဿ၊ ကိ။
 ဒေသေတာရံ၊ သော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ နှင့်လည်း။ သမန္နာ-
 ဂတံ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကိ။ (မယံ၊ တို့သည်။)
 အတိတံသေ၊ ခြံ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ခြံ။ တေန
 ဘဂဝတာ၊ ကိ။ အညတြ၊ ရှိ။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၂)

“ဣဒံ၊ သည်။ ကုသလံ၊ ၏”။ ဣတိ ခေါ၊ သာလျှင်။ တေန ဘဂ-
 ဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပြီ။ “ဣဒံ၊ သည်။ အကုသလံ၊ ၏”။ ဣတိ
 ခေါ၊ သာလျှင်။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပါပြီ။ “ဣဒံ၊
 သည်။ သာပဇ္ဇံ၊ ၏”။ ဣတိ ခေါ၊ သာလျှင်။ တေန ဘဂဝတာ၊ သည်။
 သုပညတ္တံ၊ အပ်ပါပြီ။ “ဣဒံ၊ သည်။ အနဝဇ္ဇံ၊ မရှိ။ ဣတိ ခေါ၊ သာလျှင်။ တေန
 ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပါပြီ။ “ဣဒံ၊ ကိ။ သေဝိတဗ္ဗံ၊ အပ်၏”။ ဣတိ၊
 သို့။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပါပြီ။ “ဣဒံ၊ ကိ။ န သေဝိတဗ္ဗံ”
 မမှီဝဲအပ်။ ဣတိ ခေါ၊ သာလျှင်။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပါပြီ။
 “ဣဒံ၊ သည်။ ဟိနံ၊ ၏”။ ဣတိ ခေါ၊ သာလျှင်။ တေန ဘဂဝတာ၊ သည်။ သုပ-
 ညတ္တံ၊ အပ်ပါပြီ။ “ဣဒံ၊ သည်။ ပဏိတံ၊ ၏”။ ဣတိ ခေါ၊ သာလျှင်။ တေန
 ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပါပြီ။ “ဣဒံ၊ သည်။ ကဏ္ဍသုက္ကသပ္ပဋိဘာဂံ၊
 ၏”။ ဣတိ ခေါ၊ သာလျှင်။ တေန ဘဂဝတာ၊ သည်။ သုပညတ္တံ၊ အပ်ပါပြီ။
 ဝေံ၊ သို့။ ဝါ၊ ဖြင့်။ ကုသလာကုသလသာဝဇ္ဇာနဝဇ္ဇသေဝိတဗ္ဗာသေဝိတဗ္ဗဟိန-
 ပဏိတကဏ္ဍသုက္ကသပ္ပဋိဘာဂါနံ၊ ကုန်သော။ ဓမ္မာနံ၊ တို့ကို။ ပညာပေတာရံ၊
 သော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ နှင့်လည်း။ သမန္နာဂတံ၊ သော။
 (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကိ။ (မယံ၊ တို့သည်။) အတိ-
 တံသေ၊ ခြံ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ခြံ။ တေန ဘဂ-
 ဝတာ၊ ကိ။ အညတြ၊ ရှိ။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၃)

တေန ဘဂဝတာ၊ သည်။ သာဝကာနံ၊ တပည့်တို့အား။ နိဗ္ဗာန-
 ဂါမိနိ၊ နိဗ္ဗာန်သို့ သွားရောက်စေတတ်သော။ ဝါ၊ နိဗ္ဗာန်သို့ သွားရောက်
 ကြောင်းဖြစ်သော။ ပဋိပဒါ၊ ကိ။ သုပညတ္တာ၊ အပ်ပါပြီ။ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်
 သည်လည်းကောင်း။ ပဋိပဒါ စ၊ အကျင့်သည်လည်းကောင်း။ သံသန္ဓတိ၊
 ရွှေပြားနှစ်ချပ် ဂဟေစပ်သို့ စပ်ဟပ်ယှဉ်ပြိုင် တိုက်ဆိုင်နှိုးနှောပါ၏။ သေယျ-
 ထာပိ နာမ၊ မည်သည်။ ဂင်္ဂေဒကံ၊ သည်။ ယမုနောဒကေန၊ နှင့်။ သံသန္ဓတိ
 သေယျထာပိ၊ ကဲ့သို့လည်းကောင်း။ သမေတိ သေယျထာပိ၊ ကဲ့သို့လည်း
 ကောင်း။ ဝေမေဝ၊ သာလျှင်။ တေန ဘဂဝတာ၊ သည်။ သာဝကာနံ၊
 တို့အား။ နိဗ္ဗာနဂါမိနိ၊ သော။ ပဋိပဒါ၊ ကိ။ သုပညတ္တာ၊ အပ်ပါပြီ။ နိဗ္ဗာ-



နဉ္စ၊ သည်လည်းကောင်း။ ပဋိပဒါ စ၊ သည်လည်းကောင်း။ သံသန္ဓတံ၊ ပါ၏။
 ဧဝံ သို့။ ဝါ၊ ဖြင့်။ နိဗ္ဗာနဂါမိနိယာ၊ သော။ ပဋိပဒါယ၊ ကို။ ပညာပေတာရံ၊
 သော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊ နှင့်လည်း။ သမန္ဓာဂတံ၊ သော။
 (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကို။ (မယံ၊ တို့သည်။) အတိ-
 တံသေ၊ ဌံ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ဌံ။ တေန ဘဂ-
 ဝတာ၊ ကို။ အညတြ၊ ရှိ။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၄)

တဿ ဘဂဝတော၊ အား။ လာဘော၊ သည်။ အဘိနိပ္ပန္နော ခေါ၊
 ပြီးပါသည်သာ။ သိလောကော၊ သည်။ အဘိနိပ္ပန္နော ခေါ၊ သာ။ ယာဝ
 ခတ္တိယာ၊ ကုန်သော။ သဗ္ဗေ၊ ကုန်သော။ ဒေဝမနုဿာ၊ တို့သည်။ (ဘဂဝန္တံ၊
 ကို။) သံပိယာယမာနရူပါ၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။) ဝိဟရန္တိ၊ နေကြပါ
 ကုန်သည်သာ။ တနည်း။ ယာဝ ခတ္တိယာ၊ ကုန်သော။ သဗ္ဗေ၊ ကုန်သော။
 ဒေဝမနုဿာ၊ တို့သည်။ (ဘဂဝန္တံ၊ ကို။) သံပိယာယမာနရူပါ၊ ကုန်သည်။
 (ဟုတွာ၊ ကုန်၍။) ဝိဟရန္တိ မညေ။ ကုန်သည်သာ။ သော ဘဂဝါ၊ သည်။
 ဝိဂဟမဒေါ၊ သည်။ (ဟုတွာ၊ ရှိ။) အာဟာရံ၊ ကို။ အာဟာရေတိ၊ ၏။ ဧဝံ
 သို့။ ဝါ၊ ဖြင့်။ ဝိဂဟမဒံ၊ ရှိ။ အာဟာရံ၊ ကို။ အာဟာရယမာနံ၊ သော။
 ဣမိနာပဂေန ဣမိနာပိ အဂေန၊ နှင့်လည်း။ သမန္ဓာဂတံ၊ သော။ (ဗုဒ္ဓတော၊
 မှ။ အညံ၊ သော။) သတ္တာရံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ဌံ။ နေဝ
 သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ဌံ။ တေန ဘဂဝတာ၊ ကို။ အညတြ၊
 ရှိ။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၅)

သော ဘဂဝါ၊ သည်။ ပဋိပန္နာနံ၊ ကုန်သော။ သေခါနဉ္စေ၊ တို့၏လည်း
 ကောင်း။ ဝုသိတဝတံ၊ ကုန်ပြီးသော။ ခံကာသဝါနဉ္စ၊ တို့၏လည်းကောင်း။
 (ဝသေန၊ အားဖြင့်။) လဒ္ဓသဟာယော၊ ခဲ့ပါ၏။ ဘဂဝါ၊ သည်။ တေ သေက္ခ-
 ခိကာသဝေ၊ တို့ကို။ အပနုဇ္ဇာ ပယ်၍ ပယ်၍သာလျှင်။ ဧကရာမတံ၊ ကို။
 အနုယုတ္တော၊ သည်။ (ဟုတွာ။ ရှိ။) ဝိဟရတိ၊ မူ၏။ ဧဝံ သို့။ ဝါ၊ ဖြင့်။
 ဧကရာမတံ၊ ကို။ အနုယုတ္တံ၊ သော။ ဣမိနာပဂေန ဣမိနာပိ အဂေန၊
 နှင့်လည်း။ သမန္ဓာဂတံ။ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရံ၊ ကို။
 (မယံ၊ တို့သည်။) အတိတံသေ၊ ဌံ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။
 တေရဟိ၊ ဌံ။ တေန ဘဂဝတာ၊ ကို။ အညတြ၊ ရှိ။ န ပန သမနုပဿာမ၊
 ကုန်သည်သာ။ (၆)

သော ဘဂဝါ၊ သည်။ ယထာဝါဒီ၊ ၏။ တထာကာရီ၊ ၏။ ယထာကာရီ၊
 ၏။ တထာဝါဒီ၊ ၏။ ဣတိ တသ္မာ၊ ကြောင့်။ ယထာဝါဒီ တထာကာရီ၊ ယထာ-
 ကာရီ တထာဝါဒီ၊ မူ၏။ ဧဝံ သို့။ ဝါ၊ ဖြင့်။ ဓမ္မာနုဓမ္မပုဋိပန္နံ၊ သော။ ဣမိနာ
 ပဂေန ဣမိနာပိ အဂေန၊ နှင့်လည်း။ သမန္ဓာဂတံ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊

သော။) သတ္တာရုံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ဌ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ဌ။ တေန ဘဂဝတော၊ ကို။ အညတြ၊ ချ်။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ (၇)

သော ဘဂဝါ၊ သည်။ အဇ္ဈာသယံ၊ သော။ အာဒိဗြဟ္မစရိယံ၊ ဖြင့်။ တိဏ္ဍဝိစိကိစ္ဆော၊ မူပါ၏။ ဝိဂတကထံကတော၊ မူပါ၏။ ပရိယောသိတသကံပွေ၊ မူပါ၏။ ဝံ၊ သို့။ ဝါ၊ ဖြင့်။ အဇ္ဈာသယံ၊ သော။ အာဒိဗြဟ္မစရိယံ၊ ဖြင့်။ တိဏ္ဍဝိစိကိစ္ဆံ၊ သော။ ဝိဂတကထံကထံ၊ သော။ ပရိယောသိတသကံပုံ၊ သော။ ဣဒိနာပဂေန ဣမိနာပိ အဂေန၊ နှင့်လည်း။ သမန္နာဂတံ၊ သော။ (ဗုဒ္ဓတော၊ မှ။ အညံ၊ သော။) သတ္တာရုံ၊ ကို။ (မယံ၊ တို့သည်။) အတိတံသေ၊ ဌ။ နေဝ သမနုပဿာမ၊ ကုန်သည်သာ။ တေရဟိ၊ ဌ။ တေန ဘဂဝတော၊ ကို။ အညတြ၊ ချ်။ န ပန သမနုပဿာမ၊ ကုန်သည်သာ။ ဣတိ၊ သို့။ ပယံရုဒါဟာသိ၊ ပြီ။ (၈)

၃၀၃။ ဘန္တေ၊ ရား။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ သနက္ခမာရဿ၊ သော။ ဗြဟ္မာ၊ နော၊ အား။ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာဘူစော၊ ကုန်သော။ ဣမေ ဝဏ္ဏေ၊ တို့ကို။ ပယံရုဒါဟာသိ၊ ပြီ။ ဘန္တေ၊ ရား။ တေန၊ ထိုသို့ ရှစ်ပါးသော ဂုဏ်ကျေးဇူးကို ပြောဟောခြင်းကြောင့်။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဘဂဝတော၊ ၏။ အဋ္ဌ၊ ကုန်သော။ ယထာဘူစော၊ ကုန်သော။ ဝဏ္ဏေ၊ တို့ကို။ သုတော၊ ချ်။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ အတ္တမနော၊ သည်။ ပမုဒိတော၊ သည်။ ပီတိသောမနဿတော၊ သည်။ ဟောတိ၊ ၏။

ဘန္တေ၊ ရား။ အထ ပစ္စာ၊ ရှစ်ပါးသော ဂုဏ်ကျေးဇူးတရားကို နာပြီးရာ ကာလမှ နောက်၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ သြဋ္ဌာရိကံ၊ သော။ အတ္တဘာဝံ၊ ကို။ အဘိနိဗ္ဗိနိတော၊ ချ်။ ကုမာရဝဏ္ဏံ၊ သည်။ ပဉ္စသိခေါ၊ သည်။ ဟုတော၊ ချ်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ပါတုရဟောသိ၊ ပြီ။ သော ဗြဟ္မာ၊ သည်။ ဝေဟာသံ၊ သို့။ အဗ္ဘဂ္ဂန္ဓာ၊ ချ်။ အန္တလိက္ခေ၊ သော။ အာကာသေ၊ ဌ။ ပလ္လက္ခေန၊ ဖြင့်။ နိသိဒိ၊ ပြီ။ ဘန္တေ၊ ရား။ သေယျထာပိ၊ မည်သည်။ ဗလဝါ၊ သော။ ပုရိသော၊ သည်။ သုပစ္စတ္တတေ၊ သော။ ပလ္လက္ခေ ဝါ၊ ဌိသော်လည်းကောင်း။ သမေ၊ သော။ ဘူမိဘာဂေ ဝါ၊ ဌိသော်လည်းကောင်း။ ပလ္လက္ခေန၊ ဖြင့်။ နိသိဒေယျ သေယျထာပိ၊ ရာသက္ခံသို့။ ဘန္တေ၊ ရား။ ဝေမေဝ ခေါ၊ သာလျှင်။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဝေဟာသံ၊ သို့။ အဗ္ဘဂ္ဂန္ဓာ၊ ချ်။ အန္တလိက္ခေ၊ သော။ အာကာသေ၊ ဌ။ ပလ္လက္ခေန၊ ဖြင့်။ နိသိဒိတော၊ ချ်။ တာဝတိံသေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။

☰

ဂေါဝိန္ဒဗြာဟ္မဏဝတ္ထု

၃၀၄။ (“မယာ၊ သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝစနံ၊ သည်။ အတ္ထိ၊ ဧ။) တံ ဝစနံ၊ ကိ။ တာဝတိံသာ၊ ကုန်သော။ ဘောန္တော ဒေဝါ၊ တို့သည်။ ကိံ မညန္တိ၊ ကုန်သနည်း။ သော ဘဂဝါ၊ သည်။ ယာဝ၊ အလွန်အက်။ ဒိဿရတ္တံ၊ ပတ်လုံး။ မဟာပညောဝ၊ ကြီးသောပညာရှိသည်သာလျှင်။ အဟောသိ၊ ဖြစ်သလော။ (နော အဟောသိ၊ မဖြစ်သလော။ ကထံ၊ သို့။ ဝါ၊ ပုံ။ ဝါ၊ ဖြင့်။ တုမော၊ တို့သည်။ မညထ၊ အောက်မေ့မှတ်ဆင်ကြကုန်သနည်း။) တနည်း။ သော ဘဂဝါ၊ သည်။ ယာဝ ဒိဿရတ္တံ၊ ရှည်မြင့်စွာသောနေ့ကိုလွန်၍။ မဟာပညောဝ၊ သာလျှင်။ အဟောသိ၊ လော။ (နော အဟောသိ၊ လော။ ကထံ၊ သို့။ တုမော၊ တို့သည်။ မညထ၊ ကုန်သနည်း။

ဘော၊ ဒိုနတ်များအပေါင်းတို့။ (ဣဒံ၊ သည်ကား။) ဘူတပုဗ္ဗံ၊ သော။ (ဝတ္ထု၊ ပေတည်း။) တနည်း။ ဘူတပုဗ္ဗံ၊ သော။ (ဝတ္ထု၊ ကိ။ အဟံ၊ သည်။ ဘာသိဿာမိ၊ အံ။ တုမော၊ တို့သည်။ သုဏာထ၊ ကုန်လော့။) တနည်း။ ဘူတပုဗ္ဗံ၊ ရှေးဖြစ်ဘူးသောအတိတ်ကာလ၌။ ဒိဿမ္ပတိ နာမ၊ ဒိဿမ္ပတိအမည်ရှိသော။ ရာဇော၊ သည်။ အဟောသိ၊ ဖြစ်ပြီ။ ဒိဿမ္ပတိဿ၊ သော။ ရညော၊ အား။ ဝါ၊ ဧ။ ပုရောဟိတော၊ ပုရောဟိတ်သည်။ ဝါ၊ မင်း၏ ဒိဋ္ဌဓမ္မိကအကျိုး၊ သမ္ပရာယိကအကျိုးတို့ကို ရှေးဦးစွာ ရှေးဦးစွာ စီရင်တတ်သော အမတ်အရာရှိသည်။ ဂေါဝိန္ဒော နာမ၊ ဂေါဝိန္ဒအမည်ရှိသော။ ဝါ၊ ပညာကို ရတတ်သည်၏ အဖြစ်ကြောင့် ဂေါဝိန္ဒအမည်ရှိသော။ ဗြာဟ္မဏော၊ သည်။ အဟောသိ၊ ပြီ။ တနည်း။ ဂေါဝိန္ဒော နာမ၊ သော။ ဗြာဟ္မဏော၊ သည်။ ဒိဿမ္ပတိဿ၊ သော။ ရညော၊ ဧ။ ပုရောဟိတော၊ သည်။ အဟောသိ၊ ပြီ။ ဒိဿမ္ပတိဿ၊ သော။ ရညော။ ဧ။ ပုတ္တော၊ သည်။ ရေဏု နာမ၊ ရေဏုအမည်ရှိသော။ ကုမာရော၊ သတိုးသားသည်။ အဟောသိ၊ ပြီ။ တနည်း။ ရေဏု နာမ၊ သော။ ကုမာရော၊ သည်။ ဒိဿမ္ပတိဿ၊ သော။ ရညော၊ ဧ။ ပုတ္တော၊ သည်။ အဟောသိ၊ ပြီ။ ဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ ဧ။ ပုတ္တော၊ သည်။ ဇောတိပါလော နာမ၊ သော။ မာဏဝေါ၊ လုလင်သည်။ အဟောသိ၊ ပြီ။ တနည်း။ ဇောတိပါလော နာမ၊ သော။ မာဏဝေါ၊ သည်။ ဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ ဧ။ ပုတ္တော၊ သည်။ အဟောသိ၊ ပြီ။ ဣတိ၊ သို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ရေဏု၊ သော။ ရာဇပုတ္တော စ၊ မင်းသားလည်းကောင်း။ ဇောတိပါလော၊ သော။ မာဏဝေါ စ၊ လုလင်လည်းကောင်း။ ဆ၊ ခြောက်ယောက်ကုန်သော။ အညေ၊ တပါးကုန်သော။ ခတ္ထိယာ စ၊ မင်းသားတို့လည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌ၊ ရှစ်ယောက်ကုန်သော။ ဧတေ ကုမာရာ၊ ဤမင်းသားတို့သည်။ သဟာယာ၊

သုခ၊ ဒုက္ခ ဖြစ်သမျှသို့ တက္ကကပ်တော် ကပ်ဘက်ဖြစ် အဆွေခင်ပွန်းတို့သည်။ အဟေသံ၊ ဖြစ်ကုန်ပြီ။

ဘော၊ အိုနတ်များအပေါင်းတို့။ အထပစ္စာ၊ ထိုမှနောက်၌။ အဟော ရတ္တာနံ၊ နေ့၊ ည၌တို့၏။ အစ္စယေန၊ လွန်ရာအခါ၌။ ဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ကာလံ၊ အသက်ရှင်ပြီးရာအခါကို။ ဝါ၊ ဇီဝိတိန္ဒြေ၏ ကွယ်၊ ပျောက်၊ ချုပ်၊ ငြိမ်း ရုပ်သိမ်းခြင်းကို။ ဝါ၊ အယုတ်ကို။ အကာသိ၊ ပြီ။ တနည်း။ ကာလမကာသိ၊ သေပြီ။ ဂေါဝိန္ဒေ၊ သော။ ဗြာဟ္မဏော၊ သည်။ ကာလကံတေ၊ သော်။ ဒိသမ္ပတိ၊ သော။ ရာဇော၊ သည်။ ပရိဒေဝေသိ၊ ဝိကြေးမြည်တမ်းပြီ။ ကိံ၊ သို့။ ပရိဒေဝေသိ၊ နည်း?။ “ဘော၊ အိုအချင်းတို့။ မယံ၊ တို့သည်။ ယသ္မိံ သမယေ၊ ၌။ ဂေါဝိန္ဒေ၊ သော။ ဗြာဟ္မဏော၊ ၌။ သဗ္ဗကိစ္စာနိ၊ အလုံးစုံသောကိစ္စတို့ကို။ သမ္မာ၊ ကောင်းစွာ။ ဝေါဿဇ္ဇိတော၊ စွန့်ကြကုန်၍။ ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတာ၊ ပြည့်စုံကြကုန်သည်။ သမဂီဘူတာ၊ ပြည့်စုံသည်ဖြစ်၍ဖြစ်ကုန်သည်။ (ဟုတော့ ကုန်၍။) ပရိစာရေမ၊ ဣန္ဒြေတို့ကို ထိုမှ ဤမှ လှည့်လည်ကျက်စားစေကြ ကုန်၏။ ဝါ၊ မြူးတူးပျော်ပါး ကစားကြကုန်၏။ တသ္မိံ သမယေ၊ ထိုအခါ၌။ နော၊ ဝါတို့၏။ ဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ကာလကံတေ၊ သေရှာလေပြီ”။ ဣတိ၊ သို့။ ပရိဒေဝေသိ၊ ပြီ။

ဘော၊ တို့။ ဧဝံ၊ သို့။ ဝုတ္တော၊ ဒိသမ္ပတိမင်းက ဝိကြေးပြောဆိုအပ်သည် ရှိသော်။ ရေဏု၊ သော။ ရာဇပုတ္တော၊ မင်းသားသည်။ ဒိသမ္ပတိံ၊ သော။ ရာဇာနံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ သံတော်ဦးတင်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝ၊ ခမည်းတော်။ တံ၊ အရှင်ခမည်းတော်သည်။ ဂေါဝိန္ဒေ၊ သော။ ဗြာဟ္မဏော၊ သည်။ ကာလကံတေ၊ သေသည်ရှိသော်။ အတိဗာဠံ၊ အလွန်သည်းထန် ပြင်းပြစွာ။ မာ ပရိဒေဝေသိ၊ မဝိကြေးပါလင့်။ ဒေဝ၊ မြတ်။ ဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ အား။ ဝါ၊ ၏။ ပုတ္တော၊ သော။ ပိတရာ၊ ထက်။ ပဏ္ဍိတတရော စေဝ၊ အထူးသဖြင့် ဖြစ်သော ပညာရှိသည်လည်းဖြစ်သော။ ဝါ၊ ဖြစ်သော ပညာရှိသောပုဂ္ဂိုလ်ကို လွန်သည်လည်းဖြစ်သော။ ပိတရာ၊ ထက်။ အလမတ္ထ- ဒသတရော စေဝ၊ အထူးသဖြင့် စွမ်းနိုင်သည်ဖြစ်၍ ထိုထိုအကျိုးကို မြင်တတ် သည်လည်းဖြစ်သော။ ဝါ၊ အထူးသဖြင့် စွမ်းနိုင်သည်ဖြစ်၍ ထိုထိုကိစ္စကို မြင်တတ်သည်လည်းဖြစ်သော။ ဝါ၊ အထူးသဖြင့် ထိုထိုအကျိုးကို မြင်ခြင်းငှါ စွမ်းနိုင်သည်လည်းဖြစ်သော။ ဝါ၊ အထူးသဖြင့် ထိုထိုကိစ္စကို မြင်ခြင်းငှါစွမ်းနိုင် သည်လည်းဖြစ်သော။ ဝါ၊ စွမ်းနိုင်သည်ဖြစ်၍ ထိုထိုအကျိုးကို မြင်တတ်သော ပုဂ္ဂိုလ်ကို လွန်သည်လည်းဖြစ်သော။ ဝါ၊ စွမ်းနိုင်သည်ဖြစ်၍ ထိုထိုကိစ္စကို မြင်တတ်သောပုဂ္ဂိုလ်ကို လွန်သည်လည်းဖြစ်သော။ ဧတိပါလော နာမ၊

သော။ မာဏဝေါ၊ သည်။ အတ္ထိ၊ ပါ၏။ အဿ မာဏဝဿ၊ ၏။ ပိတာ၊ သည်။
 ယေပိ အတ္ထေ၊ အကြင်အကျိုးတို့ကိုလည်း။ အနုသာသိ၊ သွန်သင်ဆုံးမ နည်း
 လမ်းပြပြီ။ တေပိ အတ္ထေ၊ တို့ကိုလည်း။ ဇောတိပါလဿ၊ သော။ မာဏ-
 ဝဿေဝ၊ ၏သာလျှင်။ အနုသာသနိယာ၊ ဆုံးမခြင်းဖြင့်။ အနုသာသိ၊ ပါပြီ။
 ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ သို့။ ဝုတ္တေ၊ သားတော်က သံတော်ဦးတင်အပ်သည်ရှိသော်။ ဒိသမ္ပတိ၊
 သော။ ရာဇာ၊ သည်။ ရေဏု၊ သော။ ကုမာရံ၊ ကို။ တေ ဝစနံ၊ ကို။ အဝေါစ၊
 ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ကုမာရ၊ မင်းသား။ ဧဝံ၊ ဤသို့ သင်
 သံတော်ဦးတင်သည့်အတိုင်း မှန်သလော”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ သို့။
 ဝုတ္တေ၊ မင်းက ပြောဆိုအပ်သည်ရှိသော်။ ရေဏု၊ သော။ ရာဇပုတ္တော၊ သည်။
 ဒိသမ္ပတိံ၊ သော။ ရာဇာနံ၊ ကို။ တေ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။
 အဝေါစ၊ နည်း?။ “ဒေဝ၊ မြတ်။ ဧဝံ၊ ဤသို့ သံတော်ဦးတင်သည့်အတိုင်း
 မှန်လှပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

မဟာဂေါဝိန္ဒဝတ္ထု

၃၀၅။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ တသ္မိံ ကာလေ၊ သားတော်
 က သံတော်ဦးတင်ရာ ထိုအခါ၌။ ဒိသမ္ပတိ၊ သော။ ရာဇာ၊ သည်။ အညတရံ၊
 အမှတ်မထား တပါးပါးသော။ ပုရိသံ၊ ကို။ အာမန္တေသိ၊ သိစေပြီ။ ကိံ၊ သို့။
 အာမန္တေသိ၊ သိစေသနည်း?။ “အမ္ဘော ပုရိသ၊ အမောင်ယောက်ျား။ တံ၊
 သည်။ ဟိ၊ သွားတဲ့ချေ။ ယေန ဌာနေန၊ ၌။ ဇောတိပါလော နာမ၊ သော။
 မာဏဝေါ၊ သည်။ အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။ ဥပသက္ခမ၊ ချဉ်းကပ်ချေ
 လော့။ ဥပသက္ခမိတွာ၊ ပြီး၍။ ဇောတိပါလံ၊ သော။ မာဏဝံ၊ ကို။ ဧဝံ သို့။
 ဝဒေဟိ၊ ပြောဆိုချေလော့။ ကိံ၊ သို့။ ဝဒေဟိ၊ နည်း?။ ‘ဘဝန္တံ ဇောတိပါလံ၊
 အရှင်ဇောတိပါလအား။ ဝါ၊ ၏။ ဘဝံ၊ မဆီးမတား အပြီးများအောင် ကြီးပွား
 ခြင်းသည်။ ဝါ၊ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်း၏ ဖြစ်ကြောင်းဖြစ်
 သော အကြောင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ ဒိသမ္ပတိ၊ သော။ ရာဇာ၊
 သည်။ ဇောတိပါလံ၊ သော။ ဘဝန္တံ မာဏဝံ၊ ကို။ အာမန္တယတိ၊ ခေါ်တော်မူ
 ပါ၏။ ဒိသမ္ပတိ၊ သော။ ရာဇာ၊ သည်။ ဇောတိပါလဿ၊ သော။ ဘောတော
 မာဏဝဿ၊ အရှင်လုလင်ကို။ ဒဿနကာမော၊ ကြည့်ရှုခြင်းငှါအလိုရှိပါ၏။
 ဣတိ-ဧဝံ သို့။ ဝဒေဟိ၊ လော့”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။

ဘော၊ တို့။ (ဧဝံ သို့။ ဝုတ္တေ၊ သော်။) သော ပုရိသော၊ ထိုတမန်ယောက်ျား
 သည်။ “ဒေဝ၊ မြတ်။ ဧဝံ၊ ပြီ”။ ဣတိ ခေါ၊ သာလျှင်။ ဒိသမ္ပတိဿ၊ သော။

ရညော၊ အား။ ပဋိဿုတွာ၊ ရှိ။ ယေန ဌာနေန၊ ဌှိ။ ဇောတိပါလော၊ သော။ မာဏဝေါ၊ သည်။ အတ္ထိ၊ ဧ။ တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ဧ။ ဥပသင်္ကမိတွာ၊ ရှိ။ ဇောတိပါလံ၊ သော။ မာဏဝံ၊ ကိ။ ဧတံ ဝစနံ၊ ကိ။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘဝန္တံ ဇောတိပါလံ၊ အား။ ဘဝံ၊ သည်။ အတ္ထု၊ တည်း။ ဒိသမ္ပတိ၊ သော။ ရာဇော၊ သည်။ ဇောတိပါလံ၊ သော။ ဘဝန္တံ မာဏဝံ၊ ကိ။ အာမန္တယတိ၊ ပါ၏။ ဒိသမ္ပတိ၊ သော။ ရာဇော၊ သည်။ ဇောတိပါလဿ၊ သော။ ဘောတော မာဏဝဿ၊ ကိ။ ဒဿနကာမော၊ ပါ၏။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ တမန်ယောကျ်ားက ပြောဆိုအပ်သည်ရှိသော်။) ဇောတိပါလော၊ သော။ သော မာဏဝေါ၊ သည်။ “ဘော၊ အချင်း။ ဧဝံ၊ ပြီ။” ဣတိ ခေါ၊ သာလျှင်။ တဿ ပုရိသဿ၊ အား။ ပဋိဿုတွာ၊ ရှိ။ ယေန ဌာနေန၊ ဌှိ။ ဒိသမ္ပတိ၊ သော။ ရာဇော၊ သည်။ အတ္ထိ၊ ဧ။ တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ဧ။ ဥပသင်္ကမိတွာ၊ ရှိ။ ဒိသမ္ပတိနာ၊ သော။ ရညော၊ နှင့်။ သဒ္ဓိံ၊ ကု။ သမ္မောဒိ၊ ဧ။ သမ္မောဒနိယံ၊ သော။ သာရဏိယံ၊ သော။ ကထံ၊ ကိ။ ဝိဘိသာရေတွာ၊ ပြီး၍။ ကေမန္တံ၊ အောင်။ ဝါ၊ ဌှိ။ နိသိဒိ၊ ဧ။ ဘော၊ တို့။ ကေမန္တံ၊ အောင်။ ဝါ၊ ဌှိ။ နိသိန္တံ ခေါ၊ ပြီးသော။ ဇောတိပါလံ၊ သော။ မာဏဝံ၊ ကိ။ ဒိသမ္ပတိ၊ သော။ ရာဇော၊ သည်။ ဧတံ ဝစနံ၊ ကိ။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘဝံ ဇောတိပါလော၊ အရှင်ဇောတိပါလသည်။ နော၊ အကျွန်ုပ်တို့ကို။ အနုသာသတု၊ သွန်သင်ဆုံးမ နည်းလမ်းပြပါလော။ ဘဝံ ဇောတိပါလော၊ သည်။ နော၊ တို့ကို။ အနုသာသနိယာ၊ ဖြင့်။ မာ ပစ္စပျာဟာသိံ၊ မစွန့်ပယ်ပါလင့်။ (အဟံ၊ အကျွန်ုပ်သည်။) တံ၊ အရှင်ဇောတိပါလကို။ ပေတ္တိကေ၊ အဘမှလာသော။ ဝါ၊ အဘ၏ဥစ္စာဖြစ်သော။ ဌာနေ၊ ပုရောဟိတ်ရာထူးအရာ၌။ ဌပေဿာမိ၊ ထားပါအံ့။ ဂေါဝိန္ဒိယေ၊ ဂေါဝိန္ဒကအရာ၌။ ဝါ၊ ပညာကို ရတတ်သောပုဂ္ဂိုလ်၏ အဖြစ်တည်းဟူသော အရာ၌။ အဘိသိဉ္ဇိယာမိ၊ အဘိသိက်သွန်းလောင်းပါအံ့။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ ဒိသမ္ပတိမင်းက ပြောဆိုအပ်သည်ရှိသော်။) ဇောတိပါလော၊ သော။ သော မာဏဝေါ၊ သည်။ “ဘော၊ အရှင်မင်းမြတ်။ ဧဝံ၊ ပြီ။” ဣတိ ခေါ၊ လျှင်။ ဒိသမ္ပတိဿ၊ သော။ ရညော၊ အား။ ပစ္စယောသိံ၊ ပြီ။

၁။ ဤအရာ၌-ပစ္စပျာဟာသိံ-ဟူသော ပါဠိအရာဝယ် ပစ္စပျာဟာသိံဟု ကဏ္ဍပဌမက္ခရာ-က-နှင့် ဧတ္ထမြင်ရ၏။ မာ ပစ္စပျာဟာသိံတိ မာတိ ပဋိက္ခိပိတိ အတ္ထော။ သော ပန ပဋိက္ခေပေါ ပဋိဝစနံ ဟောတိတိ အာဟာ “မာ ပဋိပျာဟာသိံ”တိဟု ဋီကာ၊ နှာ-၂၂၅-၌ ဖွင့်သောကြောင့် ကဏ္ဍပ-အ-ဝင်ဟု နှင့် ရှိသောပါဠိသာ သင့်လျော်သည်ဟု ထင်မိပေ၏။

အထ တသ္မိံ ကာလေ၊ ဝန်ခံပြီးရာ ထိုအခါ၌။ ဒိသမ္ပတိ၊ သော။ ရာဇာ၊
 သည်။ ဇောတိပါလံ၊ သော။ မာဏဝံ၊ ကိ။ ဂေါဝိန္ဒိယေ၊ ဂေါဝိန္ဒကရာထူး၌။
 အဘိသိဉ္စိ၊ အဘိသိက်သွန်းလောင်းပြီး။ တံ မာဏဝံ၊ ထိုဇောတိပါလလုလင်ကို။
 ပေတ္တိကေ၊ သော။ ဌာနေ၊ ၌။ ဌပေသိ၊ ထားပြီး။ ဂေါဝိန္ဒိယေ၊ ၌။ အဘိ-
 သိတ္တော၊ အဘိသိက်သွန်းလောင်းအပ်ပြီးသော။ ပေတ္တိကေ၊ သော။ ဌာနေ၊
 ၌။ ဌပိတော။ ထားအပ်ပြီးသော။ ဇောတိပါလော၊ သော။ မာဏဝေါ၊
 သည်။ အဿ မာဏဝဿ၊ ဧ။ ပိတာ၊ သည်။ ယေပိ အတ္ထေ၊ တို့ကိုလည်း။
 အနုသာသိ၊ ပြီ။ တေပိ အတ္ထေ၊ တို့ကိုလည်း။ အနုသာသတိ၊ ဆုံးမနိုင်၏။
 အဿ မာဏဝဿ၊ ဧ။ ပိတာ၊ သည်။ ယေပိ အတ္ထေ၊ တို့ကိုလည်း။ နာနုသာ-
 သိ၊ မဆုံးမနိုင်။ တေပိ အတ္ထေ၊ တို့ကိုလည်း။ အနုသာသတိ၊ ဆုံးမနိုင်၏။
 အဿ မာဏဝဿ၊ ဧ။ ပိတာ၊ သည်။ ယေပိ ကမ္မန္တေ၊ အကြင်အမှုတို့ကိုလည်း။
 အဘိသမ္ပောသိ၊ စီရင်ပြီး။ တေပိ ကမ္မန္တေ၊ ထိုအမှုတို့ကိုလည်း။ အဘိသမ္ပောတိ၊
 စီရင်နိုင်၏။ အဿ မာဏဝဿ၊ ဧ။ ပိတာ၊ သည်။ ယေပိ ကမ္မန္တေ၊ တို့ကိုလည်း။
 နာဘိသမ္ပောသိ၊ မစီရင်နိုင်။ တေပိ ကမ္မန္တေ၊ တို့ကိုလည်း။ အဘိသမ္ပောတိ၊
 နိုင်၏။

တမေနံ တံ နေံ မာဏဝံ၊ ထိုလုလင်ကို။ မနုဿာ၊ တို့သည်။ ဝေံ၊ သို့။
 အာဟံသု၊ ပြောဆိုကြကုန်ပြီ။ ကိံ၊ သို့။ အာဟံသု၊ ကုန်သနည်း?။ “တော၊
 အို-အချင်းတို့။ (ပိတာ၊ အဘဖြစ်သော။) ဗြာဟ္မဏော၊ သည်။ ဂေါဝိန္ဒော
 ဝတ၊ ဩဠာံ ဂေါဝိန္ဒမည်ပါပေစွတကား။ ဝါ၊ ဩဠာံ။ ဝါ၊ ပညာကို ရတတ်သော
 ပုဂ္ဂိုလ်မည်ပါပေစွတကား။ ဝါ၊ ဩဠာံ။ ဘော၊ တို့။ (ပုတ္တော၊ သော။) ဗြာဟ္မ-
 ဏော၊ သည်။ မဟာဂေါဝိန္ဒော ဝတ၊ မြတ်သော ပညာကို ရတတ်သောပုဂ္ဂိုလ်
 မည်ပါပေစွ တကား။ ဝါ၊ ဩဠာံ။ ဣတိဝေံ၊ သို့။ အာဟံသု၊ ကုန်ပြီ။ တော၊
 အိုနတ်များအပေါင်းတို့။ ဝေံ၊ ဤသို့။ ဣမိနာ ပရိယာယေန၊ လူတို့၏ ဂေါ-
 ဝိန္ဒ မဟာဂေါဝိန္ဒဟူ၍ ပြောဆိုခြင်းဟူသော ဤအကြောင်းကြောင့်။ ဇောတိ-
 ပါလဿ၊ သော။ မာဏဝဿ၊ အား။ ဂေါဝိန္ဒော မဟာဂေါဝိန္ဒောတွေဝ၊ ဂေါဝိန္ဒ
 မဟာဂေါဝိန္ဒဟူ၍သာလျှင်။ သမညာ၊ အမည်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ။

ရဇသံဝိဘဇန

၃၀၆။ သော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ ပုရောဟိတ်ပုဏ္ဏား
 ဖြစ်ပြီးဇာကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။
 ယေန ဌာနေန၊ ၌။ ဆ၊ ခြောက်ယောက်ကုန်သော။ တေ ခတ္တိယာ၊ ထိုမင်း
 တို့သည်။ သန္တိ၊ ရှိကုန်၏။ တေန ဌာနေန၊ သို့။ ဥပသက်မိ၊ ဧ။ ဥပသက်-
 မိတွာ၊ ပြီး၍။ ဆ၊ ကုန်သော။ တေ ခတ္တိယေ၊ တို့ကို။ တေံ ဝစနံ၊ ကိ။

အဝေါစ၊ ပြီ။ ကိံ ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ အို မင်းသားအပေါင်းတို့။ ဒိသမ္ပတိ၊ သော။ ရာဇာ၊ သည်။ ဇိဏ္ဍာ၊ ဇရာထန်ပြင်း နှိပ်စက်ခြင်းကြောင့် အိုမင်းခဲလေပြီ။ ဝုဒ္ဓေါ၊ အင်္ဂါအပြား ပိုင်းအခြားဖြင့် ကြီးပွားခဲ့လေပြီ။ မဟလ္လကော၊ ဇာတိမဟတ် အမျိုးဇာတ်ဖြင့် ကြီးမြတ်သည်၏အဖြစ်ကို ယူခဲ့လေပြီ။ ဝါ၊ ဇာတိမဟတ် အဖြစ်ဇာတ်ဖြင့် ကြီးမြတ်သည်၏အဖြစ်ကို ယူခဲ့လေပြီ။ အဒ္ဓဂတော၊ မင်းဆက်သုံးလီ လွန်အောင်တည်၍ ရှည်သောအခွန်သို့ ရောက်ခဲ့လေပြီ။ ဝယောအနုပ္ပတ္တော၊ ခြောက်ဆဲ့ခုနစ် လွန်ပြီးဖြစ်၍ ပစ္စိမအရွယ်သို့ ရောက်ခဲ့လေပြီ။ ဝါ၊ သုံးပုံနှစ်ပုံ လွန်ပြီးဖြစ်၍ ပစ္စိမအရွယ်သို့ ရောက်ခဲ့လေပြီ။ ဘော၊ အိုမင်းသားအပေါင်းတို့။ ဇီဝိတံ၊ ဇီဝိတိန္ဒြေကို။ ဝါ၊ အသက်ရှင်ခြင်းကို။ ကော၊ အဘယ်ပုဂ္ဂိုလ်သည်။ ဇာနာတိ နု ခေါ၊ သိနိုင်ပါအံ့နည်း။ ယံ ယေန ဌာနေန၊ အကြင်အကြောင်းကြောင့်။ ဒိသမ္ပတိမ္ပိ၊ ဒိသမ္ပတိအမည်ရှိသော။ ရညေ၊ မင်းသည်။ ကာလကံတေ၊ နတ်ရွာစံပြီးသည်ရှိသော်။ ရာဇကတ္တာရော၊ မင်း၏အဖြစ်ကို ပြုတတ်ကုန်သော အမတ်ကြီးတို့သည်။ ဝါ၊ မင်း၏အဖြစ်၌ တည်စေတတ်ကုန်သော အမတ်ကြီးတို့သည်။ ရေဏု၊ သော။ ရာဇပုတ္တံ၊ မင်းသားကို။ ရဇ္ဇေ၊ မင်း၏အဖြစ်၌။ ဝါ၊ မင်း၏ဥစ္စာဖြစ်သော တိုင်းနိုင်ငံ၌။ အဘိသိဉ္ဇေယျု၊ အဘိသိက်သွန်းလောင်းကုန်ရာ၏။ ဧတံ ဌာနံ၊ သည်။ ဝိဇ္ဇတိ ခေါ ပန၊ ရှိသည်သာ။

ဘောန္တော၊ အရှင်တို့သည်။ အာယန္တု၊ လာကြပါကုန်လော့။ (တုမေ၊ တို့သည်။) ယေန ဌာနေန၊ ။ ရေဏု၊ သော။ ရာဇပုတ္တော၊ သည်။ အတ္တိ၊ ၎င်း။ တေန ဌာနေန၊ သို့။ ဥပသကံမထ၊ ချဉ်းကပ်ကြပါကုန်လော့။ ဥပသကံမိတ္တာ၊ ကုန်ပြီး၍။ ရေဏု၊ သော။ ရာဇပုတ္တံ၊ ကို။ ဧဝံ သို့။ ဝဒေထ၊ ပြောဆိုကြပါကုန်လော့။ ကိံ ၊ သို့။ ဝဒေထ၊ ကုန်ရာသနည်း?။ ‘မယံ၊ အကျွန်ုပ်တို့သည်။ ဘောတော ရေဏုသာ၊ အရှင်ရေဏု၏။ ပိယာ၊ ချစ်အပ်ကုန်သော။ မနာပါ၊ စိတ်ဖြင့် ရောက်အပ်ကုန်သော။ ဝါ၊ စိတ်ကို ပွားစေတတ်ကုန်သော။ အပ္ပဒ္ဓိကူလာ၊ မစက်ဆုပ်အပ်ကုန်သော။ သဟာယာ၊ သုခ၊ ဒုက္ခ ဖြစ်သမျှသို့ တကွကပ်ဖော်ကပ်ဖက် ဖြစ်ကြကုန်သော အဆွေခင်ပွန်းတို့ပါတည်း။ ဘဝံ၊ အရှင်သည်။ ယံသုခေါ၊ အကြင်သို့သောချမ်းသာရှိ၏။ မယံ၊ တို့သည်။ တံသုခေါ၊ ထိုချမ်းသာရှိပါကုန်၏။ ဘဝံ၊ အရှင်သည်။ ယံဒုက္ခော၊ အကြင်သို့သောဆင်းရဲရှိ၏။ မယံ၊ တို့သည်။ တံဒုက္ခော၊ ထိုဆင်းရဲရှိကြပါကုန်၏။ ဘော၊ အရှင်ရေဏုမင်းသား။ ဒိသမ္ပတိ၊ သော။ ရာဇာ၊ ခမည်းတော်မင်းမြတ်သည်။ ဇိဏ္ဍာ၊ ခဲ့ပါပြီ။ ဝုဒ္ဓေါ၊ ခဲ့ပါပြီ။ မဟလ္လကော၊ ခဲ့ပါပြီ။ အဒ္ဓဂတော၊ ခဲ့ပါပြီ။ ဝယောအနုပ္ပတ္တော၊ ခဲ့ပါပြီ။ ဘော၊ အချင်း။ ကော၊ သည်။ ဇီဝိတံ၊ ကို။ ဇာနာတိ နု ခေါ၊ ပါအံ့နည်း။ ယံ ယေန ဌာနေန၊ ကြောင့်။ ဒိသမ္ပတိမ္ပိ၊

သော။ ရညေ၊ သည်။ ကာလင်္ကတေ၊ သော်။ ရာဇကတ္တာရော၊ တို့သည်။
 ဘဝန္တံ ရေဏံ၊ ကို။ ရဇော၊ ဌ။ အဘိသိဉ္ဇေယျံ၊ ကုန်ရာ၏။ ဇေတံ ဌာနံ၊ သည်။
 ဝိဇ္ဇတိ ခေါ ပန၊ သာ။ ဘဝံ ရေဏံ၊ သည်။ ရဇံ၊ ကို။ သစေ လဘေထ၊ အကယ်
 ရှိ ရခဲဌားအံ။ ဧဝံ လဘန္တေ၊ သော်။ နော၊ တို့အား။ ရဇေန၊ ကို။ သံဝိဘဇေ-
 ထ၊ ဝေဖန်ကြပါကုန်လော့။ ဣတိ ဧဝံ၊ သို့။ ဝဒေထ၊ ဆိုကြကုန်လော့။
 ဣတိ၊ ဤသို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။) ဆ၊
 ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ “ဘော၊ အရှင်။ ဧဝံ၊ ပြီ”။ ဣတိ ခေါ၊
 သာလျှင်။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ အား။ ပဋိဿုတွာ၊ ကုန်ပြီး
 ရှိ။ ယေန ဌာနေန၊ ဌ။ ရေဏံ၊ သော။ ရာဇပုတ္တော၊ သည်။ အတ္ထိ၊ ၏။ တေန
 ဌာနေန၊ သို့။ ဥပသင်္ကမိံ သု၊ ကုန်၏။ ဥပသင်္ကမိတွာ၊ ကုန်ပြီးရှိ။ ရေဏံ၊ သော။
 ရာဇပုတ္တံ၊ ကို။ ဇေတံ ဝစနံ၊ ကို။ အပေါစံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစံ၊ ကုန်သ
 နည်း?။ “မယံ၊ တို့သည်။ ဘောတော ရေဏုဿ၊ ၏။ ပိယာ၊ ကုန်သော။
 မနာပါ၊ ကုန်သော။ အပ္ပဋိကူလာ၊ ကုန်သော။ သဟာယာ၊ တို့ပါတည်း။ ဘဝံ၊
 သည်။ ယံသုခေါ၊ ၏။ မယံ၊ တို့သည်။ တံသုခါ၊ ပါကုန်၏။ ဘဝံ၊ သည်။
 ယံဒုက္ခော၊ ၏။ မယံ၊ တို့သည်။ တံဒုက္ခာ၊ ပါကုန်၏။ ဘော၊ အရှင်မင်းသား။
 ဒိသမ္ပတိံ၊ သော။ ရာဇာ၊ သည်။ ဇိဏ္ဏော၊ ခဲ့ပါ၏။ ဝုဒ္ဓေါ၊ ခဲ့ပါ၏။ မဟလ္လကော၊
 ခဲ့ပါ၏။ အဒ္ဓဂတော၊ ခဲ့ပါ၏။ ဝယောအနုပ္ပတ္တော၊ ခဲ့ပါ၏။ ဘော၊ အရှင်မင်း
 သား။ ကော၊ သည်။ ဇိဝိတံ၊ ကို။ ဇာနာတိန္န ခေါ၊ ပါအံ့နည်း။ ယေန ဌာနေန၊
 ကြောင့်။ ဒိသမ္ပတိမ္ပိ၊ သော။ ရညေ၊ သည်။ ကာလင်္ကတေ၊ သော်။ ရာဇ-
 ကတ္တာရော၊ တို့သည်။ ဘဝန္တံ ရေဏံ၊ ကို။ ရဇော၊ ဌ။ အဘိသိဉ္ဇေယျံ၊ ကုန်ရာ၏။
 ဇေတံ ဌာနံ၊ သည်။ ဝိဇ္ဇတိ ခေါ ပန၊ သာ။ ဘဝံ ရေဏံ၊ သည်။ ရဇံ၊ ကို။ သစေ
 လဘေထ၊ အံ။ ဧဝံ လဘန္တေ၊ သော်။ (တုမေ၊ တို့သည်။) နော၊ တို့အား။
 ရဇေန၊ မင်း၏အဖြစ်ကို။ ဝါ၊ မင်း၏ဥစ္စာဖြစ်သော တိုင်းပြည်ကို။ သံဝိဘဇေထ၊
 ဝေဖန်ကြပါကုန်လော့”။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ မင်းသားတို့က ပြောဆိုအပ်သည်ရှိသော်။ ရေဏံ၊ သော။
 ရာဇပုတ္တော၊ သည်။ တေ ခတ္တိယေ၊ တို့ကို။ ဇေတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။)
 ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ အံ့ညီတော်မင်းသားအပေါင်းတို့။ မမ၊
 အကျွန်ုပ်၏။ ဝိဇိတေ၊ နိုင်ငံ၌။ ဘဝန္တေဘိ၊ အရှင်တို့ကို။ အညတြ၊ ထားရှိ။
 (ဘဝန္တေဘိ၊ တို့မှ။) အညော၊ သော။ ကော၊ သည်။ သုခေါ၊ ချမ်းသာသည်။
 ဘဝေထ နု ခေါ၊ ဖြစ်နိုင်ရာပါအံ့နည်း။ ဘော၊ တို့။ အဟံ၊ သည်။ ရဇံ၊ ကို။
 သစေ လဘိဿမိ၊ အကယ်ရှိရခဲအံ။ ဧဝံလဘန္တေ၊ သော်။ ဝေါ၊ တို့အား။
 ရဇေန၊ ကို။ သံဝိဘဇိဿာမိ၊ ပါအံ့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၃၀၇။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ ပြောဆိုကြပြီးရာ ကာလမှ နောက်၌။ အဟောရတ္တာနံ၊ နေ့ ည၌တို့၏။ အစွယေန၊ ၌။ ဒိသမ္ပတိ၊ သော။ ရာဇာ၊ သည်။ ကာလမကာသိ၊ နတ်ရွာစံပြီ။ ဒိသမ္ပတိမ္ပိ၊ သော။ ရညေ၊ သည်။ ကာလကံတေ၊ သော်။ ရာဇကတ္တာရော၊ တို့သည်။ ရေဏံ၊ သော။ ရာဇပုတ္တံ၊ ကို။ ရဇ္ဇေန၊ ၌။ အဘိသိဉ္စိ သ၊ ကုန်ပြီ။ ရေဏု၊ သော။ (ရာဇာ၊ သည်။) ရဇ္ဇေန၊ ဖြင့်။ အဘိသိတ္တော၊ အပ်ပြီးသည်။ (ဟုတော၊ ၍။) ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတော၊ သည်။ သမဂီဘူတော၊ သည်။ (ဟုတော၊ ၍။) ပရိစာရေတိ၊ ဣန္ဒြေတို့ကို ထိုမှ ဤမှ လှည့်လည် ကျက်စားစေ၏။

ဘော၊ အိုနတ်များအပေါင်းတို့။ အထ တသ္မိံ ကာလေ၊ ရေဏုမင်းအား အဘိသိက်သွန်းလောင်းပြီးရာ ထိုအခါ၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ယေန ဌာနေန၊ ၌။ ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေန ဌာနေန၊ သို့။ ဥပသကံမိ၊ ၍။ ဥပသကံမိတော၊ ပြီး၍။ ဆ၊ ကုန်သော။ တေ ခတ္တိယေ၊ တို့ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ အရှင်မင်းအပေါင်းတို့။ ဒိသမ္ပတိ၊ သော။ ရာဇာသည်။ ကာလကံတော၊ နတ်ရွာစံတော်မူခဲ့ပြီ။ ရေဏု၊ သော။ (ရာဇာ၊ သည်။) ရဇ္ဇေန၊ ဖြင့်။ အဘိသိတ္တော၊ သည်။ (ဟုတော၊ ၍။) ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတော၊ သည်။ သမဂီဘူတော၊ သည်။ (ဟုတော၊ ၍။) ပရိစာရေတိ၊ ၍။ ဘော၊ အိုမင်းအပေါင်းတို့။ ကော၊ သည်။ ဇာနာတိ န ခေါ၊ ပါအံ့နည်း။ ကာမာ၊ ငါးပါးကုန်သော ကာမဂုဏ်တို့သည်။ မဒနိယာ၊ မာန်ယစ်စေတတ်ပါကုန်၏။ ဘောန္တော၊ တို့သည်။ အာယန္တု၊ လာကြပါကုန်လော့။ (တုမေ၊ တို့သည်။) ယေန ဌာနေန၊ ၌။ ရေဏု၊ သော။ ရာဇာ၊ သည်။ အတ္တိ၊ ၍။ ဘေန ဌာနေန၊ သို့။ ဥပသကံမထ၊ ပါကုန်လော့။ ဥပသကံမိတော၊ ကုန်ပြီး၍။ ရေဏု၊ သော။ ရာဇာနံ၊ ကို။ ဧဝံ၊ သို့။ ဝဒေထ၊ ပါကုန်လော့။ ကိံ၊ သို့။ ဝဒေထ၊ ကုန်ရာသနည်း။ ‘ဘော၊ အရှင်ရေဏု။ ဒိသမ္ပတိ၊ သော။ ရာဇာ၊ သည်။ ကာလကံတော၊ ပြီ။ ဘဝံ ရေဏု၊ ကို။ ရဇ္ဇေန၊ ဖြင့်။ အဘိသိတ္တော၊ အပ်ပါပြီ။ ဘဝံ၊ သည်။ တံ ဝစနံ၊ ထိုရွေးက တိုင်ပင်နိုးနှော ပြောဆိုအပ်သောစကားကို။ သရတိ၊ အောက် မေ့ပါ၏လော့။ ဝါ၊ အမှတ်ရပါ၏လော့’။ ဣတိဧဝံ၊ သို့။ ဝဒေထ၊ ကုန်လော့?’။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၃၀၈။ (ဧဝံ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။) ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ “ဘော၊ အရှင်။ ဧဝံ ပြီ”။ ဣတိ ခေါ၊ သာလျှင်။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ အား။ ပဋိဿတော၊ ကုန်ပြီး၍။ ယေန ဌာနေန၊ ၌။ ရေဏု၊ သော။ ရာဇာ၊ သည်။ အတ္တိ၊ ၍။

ထေန ဌာနေန၊ သို့။ ဥပသင်္ကမိ သု၊ ကုန်၏။ ဥပသင်္ကမိတွာ၊ ကုန်ပြီး၍။ ရေဏု၊
သော။ ရာဇာနံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစံ၊
ကုန်သနည်း။ “ဘော၊ အိအရှင်ရေဏု၊ ဒိသမ္ပတိ၊ သော။ ရာဇာ၊ ခမည်းတော်
မင်းသည်။ ကာလင်္ကတော၊ နတ်ရွာစံတော်မူပါပြီ။ ဘဝံ ရေဏု၊ ကို။ ရဇ္ဇေန၊
ဖြင့်။ အဘိသိတ္ထော၊ အပ်ပါပြီ။ ဘဝံ၊ သည်။ တံ ဝစနံ၊ ကို။ သရတိ၊ ပါလော”။
ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ ခြောက်ယောက်သောမင်းတို့က ပြောဆိုအပ်သည်
ရှိသော်။ ရေဏု၊ သော။ ရာဇာ၊ သည်။ သ၊ ကုန်သော။ တေ ခတ္ထိယေ၊ တို့ကို။
တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊
အိညိတော်မင်းအပေါင်းတို့။ တံ ဝစနံ၊ ကို။ အဟံ၊ သည်။ သရာမိ၊ ပါ၏။
ဘော၊ တို့။ ဧကော၊ အဘယ်ပုဂ္ဂိုလ်သည်။ ဣမံ ပထဝိံ၊ ဤမြေကြီးကို။
ဥတ္တရေန၊ မြောက်အရပ်အားဖြင့်။ အာယတံ၊ အလျားရှည်သည်ကို။ ဒက္ခိဏေန၊
တောင်အရပ်အားဖြင့်။ သကဋမုခံ၊ လှည်းဦးနှင့်တူသည်ကို။ သတ္တဓော၊ ခုနစ်ပါး
အပြားအားဖြင့်။ ဝါ၊ ခုနစ်စိတ် ခုနစ်ပိုင်း။ သမံ၊ အညီအမျှ။ သုဝိဘတ္တံ၊
ကောင်းစွာဝေဖန်အပ်သည်ကို။ (ကတွာ၊ ၍။) ဝိဘဇိတံ၊ ဝေဖန်ခြင်းငှါ။
ပဟောတိ န ခေါ၊ စွမ်းနိုင်ပါအံ့နည်း”။ ဣတိ၊ သို့။ အဝေါ စ၊ ရေဏုမင်းက
ပြောဆိုပြီ။ “ဘော၊ အရှင်ရေဏု။ မဟာဂေါဝိန္ဒေန၊ သော။ ဗြာဟ္မဏေန၊
ကို။ အညတြ၊ ထား၍။ (မဟာဂေါဝိန္ဒေန၊ သော။ ဗြာဟ္မဏေန၊ မှ။) အညော၊
သော။ ဧကော၊ အဘယ်ပုဂ္ဂိုလ်သည်။ ဣမံ ပထဝိံ၊ ကို။ ဥတ္တရေန၊ အားဖြင့်။
အာယတံ၊ ကို။ ဒက္ခိဏေန၊ အားဖြင့်။ သကဋမုခံ၊ ကို။ သတ္တဓော၊ အားဖြင့်။
သမံ၊ အညီအမျှ။ သုဝိဘတ္တံ၊ ကို။ (ကတွာ၊ ၍။) ဝိဘဇိတံ၊ ငှါ။ ပဟောတိ
န ခေါ၊ စွမ်းနိုင်ပါအံ့နည်း”။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။

ဘော၊ အိနတ်အပေါင်းတို့။ အထ တသ္မိံ ကာလေ၊ မင်းသားတို့က ပြောဆို
ကြရာ ထိုအခါ၌။ ရေဏု၊ သော။ ရာဇာ၊ သည်။ အညတရံ၊ သော။ ပုရိသံ၊
ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “အမ္ဘောပုရိသ၊ အမောင်
ယောက်ျား။ တံ၊ သည်။ ဧဟိ၊ သွားတဲ့ဈေး။ ယေန ဌာနေန၊ ၌။ မဟာ-
ဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။
ဥပသင်္ကမ၊ လော။ ဥပသင်္ကမိတွာ၊ ၍။ မဟာဂေါဝိန္ဒံ၊ သော။ ဗြာဟ္မဏံ၊ ကို။
ဧဝံ၊ သို့။ ဝဒေဟိ၊ လော။ ကိံ၊ သို့။ ဝဒေဟိ၊ နည်း။ ‘ဘန္တေ၊ အရှင်။ တံ၊
ကို။ ရေဏု၊ သော။ ရာဇာ၊ သည်။ အာမန္တေတိ၊ ၏။ ဣတိ ဧဝံ၊ သို့။ ဝဒေဟိ၊
လော့”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ ဘော၊ အိနတ်များအပေါင်းတို့။ (ဧဝံ၊
သို့။ ဝုတ္တော၊ ရေဏုမင်းက ပြောဆိုအပ်သည်ရှိသော်။) သော ပုရိသော၊ သည်။
“ဒေဝ၊ မြတ်။ ဧဝံ၊ ပြီ”။ ဣတိ ခေါ၊ သာလျှင်။ ရေဏုဿ၊ သော။ ရညော၊

အား။ ပဋိဿုတော၊ ရှိ။ ယေန ဌာနေန၊ ဌံ။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ အတ္ထိ၊ ဧ။ တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ဧ။ ဥပသင်္ကမိတော၊ ရှိ။ မဟာဂေါဝိန္ဒံ၊ သော။ ဗြာဟ္မဏံ၊ ကိ။ ဧတံ ဝစနံ၊ ကိ။ အဝေါစ၊ ပြိ။ ကံ။ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ အရှင်။ တံ၊ ကိ။ ရေဏု၊ သော။ ရာဇော၊ သည်။ အာမန္တေသိ၊ ပါပြီ”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ တမန်ယောကျ်ားက ပြောဆိုအပ်သည်ရှိသော်။) မဟာဂေါဝိန္ဒော၊ သော။ သော ဗြာဟ္မဏော၊ သည်။ “ဘော၊ အချင်း။ ဧဝံ၊ ပြီ”။ ဣတိ ခေါ၊ သာလျှင်။ တဿ ပုရိသဿ၊ အား။ ပဋိဿုတော၊ ပြီးရှိ။ ယေန ဌာနေန၊ ဌံ။ ရေဏု၊ သော။ ရာဇော၊ သည်။ အတ္ထိ၊ ဧ။ တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ဧ။ ဥပသင်္ကမိတော၊ ရှိ။ ရေဏုနော၊ သော။ ရညော၊ နှင့်။ သဒ္ဓိံ၊ ကု။ သမ္မောဒိ၊ ဧ။ သမ္မောဒနီယံ၊ သော။ သာရဏီယံ၊ သော။ ကထံ၊ ကိ။ ဝိတိသာရေတော၊ ရှိ။ ကေမန္တံ၊ အောင်။ ဝါ၊ ဌံ။ နိသိဒိ၊ ဧ။ ဘော၊ တို့။ ကေမန္တံ၊ အောင်။ ဝါ၊ ဌံ။ နိသိန္တံ၊ ခေါ၊ သော။ မဟာဂေါဝိန္ဒံ၊ သော။ ဗြာဟ္မဏံ၊ ကိ။ ရေဏု၊ သော။ ရာဇော၊ သည်။ ဧတံ ဝစနံ၊ ကိ။ အဝေါစ၊ ပြီ။ ကံ။ သို့။ အဝေါစ၊ နည်း?။ “ဘဝံ ဂေါဝိန္ဒော၊ သည်။ တေ၊ လာပါလော့။ ဣမံ မဟာပထဝိံ၊ ကိ။ ဥတ္တရေန၊ အားဖြင့်။ အာယတံ၊ ကိ။ ဒက္ခိဏေန၊ အားဖြင့်။ သကဋမုခံ၊ ကိ။ သတ္တဓာ၊ အားဖြင့်။ သမံ၊ အမျှ။ သုဝိဘတ္တံ၊ အပ်သည်ကို။ (ကတော၊ ရှိ။) ဝိဘဇတု၊ ဝေဖန်ပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ ရေဏုမင်းက ပြောဆိုအပ်သည်ရှိသော်။) မဟာဂေါဝိန္ဒော၊ သော။ သော ဗြာဟ္မဏော၊ သည်။ “ဘော၊ အရှင်။ ဧဝံ၊ ပြီ”။ ဣတိ ခေါ၊ သာလျှင်။ ရေဏုဿ၊ သော။ ရညော၊ အား။ ပဋိဿုတော၊ ပြီးရှိ။ ဣမံ မဟာပထဝိံ၊ ကိ။ ဥတ္တရေန၊ အားဖြင့်။ အာယတံ၊ ကိ။ ဒက္ခိဏေန၊ အားဖြင့်။ သကဋမုခံ၊ ကိ။ သတ္တဓာ၊ အားဖြင့်။ သမံ၊ အမျှ။ သုဝိဘတ္တံ၊ အပ်သည်ကို။ (ကတော၊ ပြုရှိ။) ဝိဘဇိ၊ ပြီ။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ (ရဇ္ဇာနိ၊ ခြောက်ပြည်ထောင်တို့ကို။) သကဋမုခါနိ၊ လှည်းဦးနှင့်တူသည်တို့ကို။ (ကတော၊ ပြုရှိ။) ပဋ္ဌပေသိ၊ ဖြစ်စေပြီ။ တတြ တေသု ဇနပဒေသု၊ ထိုဇနပုဒ်တို့၌။ ဝါ၊ တို့တွင်။ ဝါ၊ တို့၏။ မဇ္ဈေ၊ အလယ်အရပ်၌။ ရေဏုဿ၊ သော။ ရညော၊ ဧ။ ဇနပဒေါ၊ သည်။ ဟောတိ၊ ဧ။

(၁။ “ဧဝံ ဘော”တိ ခေါ ဘော မဟာဂေါဝိန္ဒော ဗြာဟ္မဏော-ရှိသော ဆဋ္ဌမူ အလိုအားဖြင့် ဧဝံ အိုနတ်များအပေါင်းတို့။ ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်-ဟု အနက်ပေး။ နောက်နောင်လည်း အလားတူပါဌ်ကို ဤနည်းနှင့်နှင့် ပေးလေ။)

၃၀၉။ ကလိင်္ဂါနံ၊ ကလိင်္ဂအမည်ရှိကုန်သော။ (ဇနပဒ-
 သ၊ ဇနပဒဉ္စ။) ဒန္တပရံ၊ ဒန္တပရမြို့ကို။ မာပိတံ၊ ဖန်ဆင်းအပ်
 ပြီ။ အာယကာနံ၊ အာယကအမည်ရှိကုန်သော။ (ဇနပဒသ၊ စ၊
 ဇနပဒဉ္စလည်း။) ပေါတနံ၊ ပေါတနမြို့ကို။ မာပိတံ၊ ဖန်ဆင်း
 အပ်ပြီ။ အဝန္တီနံ၊ အဝန္တီအမည်ရှိကုန်သော။ (ဇနပဒသ၊ စ၊
 ဉ္စလည်း။) မဟေသယံ၊ မဟေသယမြို့ကို။ မာပိတံ၊ ဖန်ဆင်း
 အပ်ပြီ။ သောဝီရာနံ၊ သောဝီရအမည်ရှိကုန်သော။ (ဇနပဒသ၊
 စ၊ ဉ္စလည်း။) ရောရုကံ၊ ရောရုကမြို့ကို။ မာပိတံ၊ အပ်ပြီ။

ဝိဒေဟာနံ၊ ဝိဒေဟအမည်ရှိကုန်သော။ (ဇနပဒသ၊ စ၊
 ဉ္စလည်း။) မိထိလာ၊ မိထိလာမြို့ကို။ မာပိတာ၊ အပ်ပြီ။
 အဂေသု၊ အဂေအမည်ရှိကုန်သော။ (ဇနပဒစ၊ ဉ္စလည်း။)
 စမ္မာ၊ စမ္မာမြို့ကို။ မာပိတာ၊ အပ်ပြီ။ ကာသိနံ၊ ကာသိ
 အမည်ရှိကုန်သော။ (ဇနပဒသ၊ စ၊ ဉ္စလည်း။) ဗာရာဏသီ၊
 ဗာရာဏသီမြို့ကို။ မာပိတာ၊ အပ်ပြီ။ (ဣတိ၊ သို့။ သတ္တ၊
 ကုန်သော။) ဇတေ နဂရာ၊ ဤမြို့တို့ကို။ ဂေါဝိန္ဒမာပိတာ၊
 ဂေါဝိန္ဒပုဏ္ဏားသည် ဖန်ဆင်းအပ်ကုန်ပြီ။ ဣတိ၊ ဤတွင် မြို့ကို
 ခွဲခြမ်းဝေဖန်ခန်းပြီးပြီ။

၃၁၀။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္ဆာ၊ ခွဲခြမ်းဝေဖန်ပြီးရာ
 ကာလမှ နောက်၌။ ဆ၊ ကုန်သော။ ခတ္တိယာ၊ တို့သည်။ ယထာသကေန၊
 အကြင်အကြင် မိမိတို့၏ဥစ္စာဖြစ်သော။ တေန ရဇ္ဇေန၊ ထိုမင်း၏ဥစ္စာဖြစ်သော
 နိုင်ငံဖြင့်။ အတ္တမနာ၊ ကုန်သည်။ ပရိပုဏ္ဏသင်္ကပ္ပိ၊ ပြည့်စုံသောအကြံရှိကြကုန်
 သည်။ အဟေသံ၊ ကုန်ပြီ။ ကိံ၊ သို့။ အတ္တမနာ၊ ကုန်သည်။ ပရိပုဏ္ဏသင်္ကပ္ပိ၊
 ကုန်သည်။ အဟေသံ၊ ကုန်သနည်း?။ “နော၊ ငါတို့သည်။ ယံ ရဇ္ဇံ၊ အကြင်
 မင်း၏အဖြစ်သည်။ ဝါ၊ ကို။ ဣစ္ဆိတံ၊ အလိုရှိအပ်သည်။ အဟေသံ၊ ပြီ။ ယံ
 ရဇ္ဇံ၊ သည်။ ဝါ၊ ကို။ အာကခိတံ၊ အလိုရှိအပ်သည်။ အဟေသံ၊ ပြီ။ ယံ-ရဇ္ဇံ၊
 သည်။ ဝါ၊ ကို။ အခိပေတံ၊ အလိုရှိအပ်သည်။ အဟေသံ၊ ပြီ။ ယံ ရဇ္ဇံ၊ သည်။
 ဝါ၊ ကို။ အဘိပတ္တိတံ၊ တောင်တအပ်သည်။ အဟေသံ၊ ပြီ။ နော၊ ငါတို့သည်။
 တံ ရဇ္ဇံ၊ ကို။ လဒ္ဓံ၊ ရအပ်ပေပြီ”။ ဣတိ၊ သို့။ အတ္တမနာ၊ ကုန်သည်။ ပရိပုဏ္ဏ-
 သင်္ကပ္ပိ၊ ကုန်သည်။ အဟေသံ၊ ကုန်ပြီ။

သတ္တဘူ၊ သတ္တဘူအမည်ရှိသော။ (ရာဇာ စ၊ မင်းလည်း
 ကောင်း။) ဗြဟ္မဒတ္တော၊ ဗြဟ္မဒတ္တအမည်ရှိသော။ (ရာဇာ
 စ၊ လည်းကောင်း။) ဝေဿဘူ၊ ဝေဿဘူအမည်ရှိသော။
 (ရာဇာ စ၊ လည်းကောင်း။ တေန ရညာ၊ ထိုဝေဿဘူမင်း

နှင့်။) သဟံ၊ တက္ခ။ ဘရတော၊ ဘရတအမည်ရှိသော။
 (ရာဇာ စ၊ လည်းကောင်း) ရေဏ၊ ရေဏအမည်ရှိသော။
 (ရာဇာ စ၊ လည်းကောင်း။) ဒွေ၊ နှစ်ယောက်ကုန်သော။
 တေရဋ္ဌာ၊ တေရဋ္ဌအမည်ရှိကုန်သော။ (ရာဇာနော စ၊ မင်းတို့
 လည်းကောင်း။ ဣတိ၊ သို့။) သတ္တ၊ ကုန်သော။ (ဣမေ
 ရာဇာနော၊ တို့သည်။) တဒါ၊ ထိုမဟာဂေါဝိန္ဒပုဏ္ဏားဆုံးမရာ
 အခါ၌။ သဟံ၊ နေရာပြားလည်း စိတ်မပြားဘဲ တသားတည်း
 စပ် တထပ်ထည်းနိုးနှောတိုက်ဆိုင်ကုန်လျက်။ ဘာရဓာ၊ တိုင်း
 ပြည်ဝန်ကို ဆောင်ကြကုန်သည်။ အာသုံ၊ ကုန်ပြီ။ ဣတိ၊ သို့။
 အာမန္တေသိ၊ ပြီ။ ဣတိ၊ ဤတွင် ပဌမဘာဏဝါရကို ဆိုရန်
 စကားရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

ပဌမဘာဏဝါရော၊ သည်။ နိဠိတော၊ ပြီ။

ကိတ္တိသဒ္ဓအဗ္ဗဂ္ဂမန

၃၁။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စွာ၊ တိုင်းပြည်ကို ဝေဖန်
 ပြီးရာကာလမှ နောက်၌။ ဆ၊ ကုန်သော။ တေ ခတ္ထိယာ၊ တို့သည်။ ယေန
 ဌာနေန၊ ၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ အတ္ထိ၊ ၏။
 တေန ဌာနေန၊ သို့။ ဥပသက်မိံ သု၊ ကုန်၏။ ဥပသက်မိတော၊ ကုန်ပြီး၍။
 မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ တေ ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။
 ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း?။ “ဘဝံ ဂေါဝိန္ဒော၊ သည်။ ရေဏသ၊
 သော။ ရညော၊ ၏။ ဝါ၊ သည်။ ပိယော၊ ချစ်အပ်သော။ မနာပေါ၊ စိတ်ဖြင့်
 ရောက်အပ်သော။ အပ္ပဋ္ဌိကူလော၊ မစက်ဆုပ်အပ်သော။ သဟာယော၊ သည်။
 ဟောတိ ယထာ၊ ကဲ့သို့။ ဝေမေဝ ခေါ၊ သာလျှင်။ ဘဝံ ဂေါဝိန္ဒော၊ သည်။

၁။ စာကိုယ်၌ မပါသမျှကိုပါဌသေသချည်း မှတ်ရမည်။ ဤဂါထာ၌ သဟသဒ္ဓါကို
 တန္တနည်း၊ သိလေသနည်းအား ဖြင့် ဘရတော ပုဒ်နှင့်တချက်၊ နောက်
 အာသုံ သတ္တ ဘာရဓာ ပုဒ်များနှင့်တချက် ဤသို့နှစ်ချက်ယောဇနာခုံ၏။ ထိုတင် ဘရတ
 ပုဒ်နှင့်စပ်ခိုက် သမဝါယအနက် မှတ်ရာ၏။ အာသုံ သတ္တ ဘာရဓာ-၌ပေခိုက် အဝိနာ-
 ဘာဝအနက် မှတ်ရာ၏။

သဟာတိ ဝါ အဝိနာ ဘာဝတ္ထေ နိပါတော၊ သော သဟ အာသုံ သတ္တ ဘာရဓာတိ
 ယောဇတဗ္ဗော၊ ဘေန ခတ ဒေသန္တရေ ဝသန္တာပိ စိတ္တေန သဟဘာဝိနော အဝိနာ-
 ဘာဝိနောတိ ဒီပေတိ။ ၎င်းဋီကာ။

ဆဋ္ဌမ္ပ၌ တေန တေန ဒေသန္တရေ ဝသန္တာ ပိစိတ္တေန။ ပ။ ဒီပေတိ။ ၎င်းဋီကာ။
 နာ-၂၂၆-ရှိသည်ကား မကောင်းလှ၊ ဆင်ခြင်စဉ်းစားပါလေ။

အမှာကံပိ၊ တို့၏လည်း။ ဝါ၊ တို့သည်လည်း။ ပိယော၊ အပ်သော။ မနာပေါ၊
သော။ အပ္ပဋ္ဌိကုလော၊ သော။ သဟာယော၊ သည်။ ဟောတိ၊ ပါ၏။ ဘဝံ
ဂေါဝိန္ဒော၊ သည်။ နော၊ တို့ကို။ အနုသာသတု၊ လော့။ ဘဝံ ဂေါဝိန္ဒော၊
သည်။ နော၊ တို့ကို။ အနုသာသနိယာ၊ ဖြင့်။ မာ ပစ္စဗျာဟာသိ၊ လင့်။
ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။

(ဧဝံ သို့။ ဝုတ္တော၊ မင်းသားတို့က ပြောဆိုအပ်သည်ရှိသော်။) မဟာ-
ဂေါဝိန္ဒော၊ သော။ သော ဗြာဟ္မဏော၊ သည်။ “ဘော၊ တို့။ ဧဝံ ပြီ”။ ဣတိ
ခေါ၊ သာလျှင်။ ဆန္ဒံ၊ ကုန်သော။ တေသံ ခတ္ထိယာနံ၊ တို့အား။ ပစ္စယောသိ၊
ပြီ။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ ဝန်ခံပြီးရာကာလမှနေောက်၌။
မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သတ္တ၊ ခုနစ်ယောက်ကုန်သော။
ခတ္ထိယော၊ မင်းဇာတ်ရှိကုန်သော။ မုဒ္ဓါဝသိတ္တော၊ ရေစင်ဖြင့် ထိပ်ထက်၌
သွန်းလောင်းအပ်ကုန်ပြီးသော။ ရာဇာနော၊ စ၊ တို့ကိုလည်း။ ရဇော၊ ၌။
အနုသာသိ၊ ပြီ။ သတ္တ၊ ကုန်သော။ ဗြာဟ္မဏမဟာသာလေ စ၊ များသော
ဥစ္စာနှစ်ရှိသော ပုဏ္ဏား၊ သူကြွယ်တို့ကိုလည်းကောင်း။ ဝါ၊ လက်ထောက်
ပုရောဟိတ်ပုဏ္ဏားတို့ကိုလည်းကောင်း။ သတ္တ နှာတကသတာနိ စ၊ တနေ့လျှင်
နှစ်ကြိမ် ရေချိုးခြင်းအလေ့ရှိသောခုနစ်ရာသောတပည့်ငယ်တို့ကိုလည်းကောင်း။
မန္တေ၊ ဗေဒင်တို့ကို။ ဝါစေတိ၊ ရွတ်ဆိုစေ၏။ ဝါ၊ ပို့ချ၏။

၃၁၂။ ဘော၊ တို့။ အထ တသ္မိံ ကာလေ၊ ခုနစ်ရာသောတပည့်တို့၏
ပုရောဟိတ်ဖြစ်ရာ ထိုအခါ၌။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ အား။
ဝါ၊ ၏။ ကလျာဏော၊ ကောင်းသော။ ကိတ္တိသဒ္ဓေါ၊ အံ့ဩချီးကျူး သံထွက်
ထူးသည့် ကျေးဇူးဂုဏ်သတင်းသည်။ ဝါ၊ ကောင်းကင်မြေကြီး ပဲ့တင်ဟီးအောင်
ဝှဲချီးအပ်သောအသံသည်။ အပရေန၊ သော။ သမယေန၊ ၌။ ဧဝံ ဤသို့။
အဗ္ဗဂ္ဂစ္ဆိ၊ ဇမ္ဗူမဆံ လုံးစုံဖြန့်လျက် ပြန့်နှံ့တက်ပြီ။ ကိံ၊ သို့။ အဗ္ဗဂ္ဂစ္ဆိ၊
နည်း?။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သက္ခိ၊ မျက်မှောက်၌။
ဗြဟ္မာနံ၊ ဗြဟ္မာကို။ ပဿတိ၊ ဖူးတွေ့ရ၏။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မ-
ဏော၊ သည်။ သက္ခိ၊ ၌။ ဗြဟ္မုနာ၊ ဗြဟ္မာနှင့်။ သာကစ္ဆေတိ၊ တကွ တိုင်ပင်
နှီးနှော ပြောဆို၏။ သလ္လပတိ၊ တကွပြောဆို၏။ မန္တေတိ၊ တိုင်ပင်နှီးနှောပြော
ဆို၏။ ဣတိ ဧဝံ သို့။ အဗ္ဗဂ္ဂစ္ဆိ၊ ပြီ။

ဘော၊ အိုနတ်များအပေါင်းတို့။ အထ တသ္မိံ ကာလေ၊ ဂုဏ်သတင်းပြန့်နှံ့ရာ
ထိုအခါ၌။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ အား။ တေ ပရိဝိတက္ကနံ၊
သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “မယံ၊ အား။
ဝါ၊ ၏။ ကလျာဏော၊ သော။ ကိတ္တိသဒ္ဓေါ၊ သည်။ ဧဝံ သို့။ အဗ္ဗဂ္ဂတော၊

ပြီ။ ကိံ ၊ သို့။ အဗ္ဗဂ္ဂတော၊ နည်း?။ ‘မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သက္ခိ၊ ဌံ။ ဗြဟ္မာနံ၊ ကိံ။ ပဿတိ၊ ဖူးတွေ့ရ၏။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သက္ခိ၊ ဌံ။ ဗြဟ္မာနာ၊ နှင့်။ သာကဇ္ဇတိ၊ ၏။ သလ္လပတိ၊ ၏။ မန္တေတိ၊ ၏။ ဣတိဝေံ၊ သို့။ အဗ္ဗဂ္ဂတော၊ ပြီ။ ခေါ ပန၊ စင်စင်ကေန အမှန်အားဖြင့်။ အဟံ၊ သည်။ ဗြဟ္မာနံ၊ ကိံ။ န ပဿာမိ၊ ဖူးတွေ့ရသည် မဟုတ်ပါ။ ဗြဟ္မာနာ၊ နှင့်။ န သာကဇ္ဇမိ၊ တကွ တိုင်ပင် နှီးနှော ပြောဆိုရသည် မဟုတ်ပါ။ ဗြဟ္မာနာ၊ နှင့်။ န သလ္လပါမိ၊ တကွ ပြောဆို ရသည် မဟုတ်ပါ။ ဗြဟ္မာနာ၊ ဗြဟ္မာနှင့်တကွ။ န မန္တေမိ၊ တိုင်ပင်နှီးနှော ပြောဆိုရသည် မဟုတ်ပါ။ ခေါ ပန၊ အဟုတ်ကား။ ဝါ၊ စင်စင်ကေန အမှန်မှာ မူကား။ မေ ငါသည်။ တေံ ဝစနံ၊ ကိံ။ ဝုဒ္ဓါနံ၊ ကုန်ပြီးသော။ မဟလ္လကနံ၊ ကုန်ပြီးသော။ အာစရိယပါစရိယာနံ၊ ဆရာ၊ ဆရာ၏ပြဓာန်းသောဆရာဖြစ်ကုန် သော။ ဘာသမာနာနံ၊ အဆက်အဆက်သောစကားကို ပြောဆိုတတ်ကြကုန် သော။ ဗြာဟ္မဏာနံ၊ တို့၏။ (သန္တိကာ၊ မှ။) သုတံ၊ ကြားအပ်ပြီ။ ဝါ၊ ကြားတူးပါပြီ။ ကိံ ၊ သို့။ သုတံ၊ နည်း။ ‘ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ် သည်။ ဝဿိကေ၊ မိုးလ၌ဖြစ်ကုန်သော။ စတ္တာရော မာသေ၊ လေးလတို့ ပတ်လုံး။ ပဋိသလ္လိယတိ၊ အာရုံများစွာ ဖဲကြည့်ခွါ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ်၏။ ကရုဏံ၊ ကရုဏာရှိသော။ ဝါ၊ ကရုဏာနှင့်ယှဉ်သော။ ဈာနံ၊ ဈာန်ကို။ ဈာယတိ၊ ရှု၏။ ဝါ၊ ဝင်စား၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဗြဟ္မာနံ၊ ကိံ။ ပဿတိ၊ ဖူးတွေ့ရ၏။ ဗြဟ္မာနာ၊ နှင့်။ သာကဇ္ဇတိ၊ ၏။ ဗြဟ္မာနာ၊ နှင့်။ သလ္လပတိ၊ ၏။ ဗြဟ္မာနာ၊ နှင့်တကွ။ မန္တေတိ၊ ၏။ ဣတိ၊ သို့။ သုတံ၊ အပ်ပြီ။ အဟံ၊ သည်။ ဝဿိကေ၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိယေယျံ၊ အာရုံများစွာ ဖဲကြည့်ခွါ၍ သင့်ရာရည်မှန်း ကမ္မ ဋ္ဌာန်း၌ စွဲလမ်းငြိကပ်ရပါမူကား။ ကရုဏံ၊ သော။ ဈာနံ၊ ကိံ။ ဈာယေယျံ၊ ဝင်စားရပါမူကား။ ယံနုန၊ စွ။ ဝါ၊ ရာ၏။ ဣတိ တေံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

၃၁၃။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ အကြံဖြစ်ပြီးရာ ကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ယေန ဌာနေန၊ ဌံ။ ရေဏု၊ သော။ ရာဇာ၊ သည်။ အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတာ၊ ၍။ ရေဏု၊ သော။ ရာဇာနံ၊ ကိံ။ တေံ ဝစနံ၊ ကိံ။ အဝေါ စ၊ ပြီ။ ကိံ ၊ သို့။ အဝေါ စ၊ နည်း။ “ဘော၊ အရှင်ရေဏု၊ မယံ၊ အား။ ဝါ၊ ၏။ ကလျာဏော၊ သော။ ကိတ္တိသဒ္ဓေါ၊ သည်။ ဝေံ၊ သို့။ အဗ္ဗဂ္ဂတော၊ ပြီ။ ကိံ ၊ သို့။ အဗ္ဗဂ္ဂတော၊ နည်း?။ ‘မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သက္ခိ၊ ဌံ။ ဗြဟ္မာနံ၊ ကိံ။ ပဿတိ၊ ၏။ မဟာဂေါဝိန္ဒော၊

သော။ ဗြာဟ္မဏော၊ သည်။ သက္ကိ၊ ဌ။ ဗြဟ္မာနာ၊ နှင့်။ သာကဇ္ဇေတိ၊ ၏။ သလ္လပတိ၊ ၏။ မန္တေတိ၊ ၏။ ဣတိ ဝေံ သို့။ အဗ္ဗဂ္ဂတော၊ ပြီ။ ဘော၊ အရှင် ရေဏ။ ခေါ ပန၊ အားဖြင့်။ အဟံ၊ သည်။ ဗြဟ္မာနံ၊ ကို။ န ပဿာမိ၊ ဖူးတွေ့ရသည် မဟုတ်ပါ။ ဗြဟ္မာနာ၊ နှင့်။ န သာကဇ္ဇေမိ၊ တကွ တိုင်ပင်နှီးနှော ပြောဆိုရသည် မဟုတ်ပါ။ ဗြဟ္မာနာ၊ နှင့်။ န သလ္လပမိ၊ တကွ ပြောဆိုရသည်မဟုတ်ပါ။ ဗြဟ္မာနာ၊ နှင့်တကွ။ န မန္တေမိ၊ တိုင်ပင်နှီးနှော ပြောဆိုရသည် မဟုတ်ပါ။ ခေါ ပန၊ အဟုတ်အမှန်ကား။ မေ၊ သည်။ တေံ ဝစနံ၊ ကို။ ဝုဒ္ဓါနံ၊ ကုန်ပြီးသော။ မဟလ္လကာနံ၊ ကုန်ပြီးသော။ အာစရိယပါစရိယာနံ၊ ကုန်သော။ ဘာသမာနာနံ၊ ကုန်သော။ ဗြာဟ္မဏာနံ၊ တို့၏။ (သန္တိကာ၊ မှ။) သုတံ၊ အပ်ပါပြီ။ ကိံ၊ သို့။ သုတံ၊ အပ်ပါသနည်း?။ ယော ပုဂ္ဂလော၊ သည်။ ဝဿိကေ၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိယတိ၊ ၏။ ကရုဏံ၊ သော။ ဈာနံ၊ ကို။ ဈာယတိ၊ ၏။ သော ပုဂ္ဂလော၊ သည်။ ဗြဟ္မာနံ၊ ကို။ ပဿတိ၊ ၏။ ဗြဟ္မာနာ၊ နှင့်။ သာကဇ္ဇေတိ၊ ၏။ သလ္လပတိ၊ ၏။ မန္တေတိ၊ ၏။ ဣတိ၊ သို့။ သုတံ၊ အပ်ပါပြီ။ ဘော၊ အရှင် ရေဏမင်း။ အဟံ၊ အကျွန်ုပ်သည်။ ဝဿိကေ၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိယိတံ၊ ငှါ။ ကရုဏံ၊ သော။ ဈာနံ၊ ကို။ ဈာယိတံ၊ ငှါ။ ဣစ္ဆာမိ၊ ပါ၏။ (အဟံ၊ အကျွန်ုပ်သည်။ ဝါ၊ သို့။) ဧကေန၊ တယောက်သော။ ဘတ္တာဘိဟာရေန၊ ထမင်းကို ဆောင်တတ်သော ပုဂ္ဂိုလ်ကို။ အညတြ၊ ထား၍။ ဧကေန၊ သော။ ဘတ္တာဘိဟာရေန၊ ထမင်းကို ဆောင်တတ်သော ပုဂ္ဂိုလ်မှ။ (အညေန၊ တပါးသော။) ဧကနစိ၊ တစုံတယောက်သော ပုဂ္ဂိုလ်သည်။ ဥပသကံမိတဗ္ဗော၊ ချဉ်းကပ်အပ်သည်။ န အမှိ၊ မဖြစ်ပါ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဝေံ၊ သို့။ ဝုတ္တော၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအင်သည်ရှိသော်။ ရေဏ၊ သော။ ရာဇော၊ သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဒါနံ၊ ဤအခါ၌။ ဘဝံ ဂေါဝိန္ဒော၊ သည်။ ယဿ ပဋိသလ္လာနဿ၊ အကြင် အာရုံများစွာ ဖဲကြည်ခွါ၍ သင့်ရာ ရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလန်းငြိကပ်ခြင်း၏။ ကာလံ၊ အခါကို။ မညတိ၊ သိပါ၏။ (တံ ပဋိသလ္လာနံ၊ ကို။ ကရောတု၊ ပြုပါလော့။)” ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၃၁၄။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ မင်းအား ခွင့်တောင်း ပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ယေန ဌာနေန၊ ဌ။ ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေန ဌာနေန၊ သို့။ ဥပသကံမိ၊ ၏။ ဥပသကံမိတု၊ ပြီး၍။ ဆ၊ ကုန်သော။ တေ ခတ္တိယေ၊ တို့ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ အိုမင်းအပေါင်းတို့။ မယံ၊ အား။ ဝါ၊ ၏။ ကလျာဏော၊ သော။ ကိတ္တိသဒ္ဓေါ၊ သည်။ ဝေံ၊ သို့။ အဗ္ဗဂ္ဂတော၊ ပြီ။ ကိံ၊ သို့။ အဗ္ဗဂ္ဂတော၊

နည်း။ ‘မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သက္ခိ၊ ဌ။ ဗြဟ္မာနံ၊ ပဿတိ၊ ဣ။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သက္ခိ၊ ဌ။ ဗြဟ္မာနံ၊ နှင့်။ သာကဇ္ဇေတိ၊ ဣ။ သလ္လပတိ၊ ဣ။ မန္တေတိ၊ ဣ။ ဣတိ ဝေံ သို့။ အဗ္ဘဂ္ဂတော၊ ပြီ။ ဘော၊ တို့။ ခေါ ပန၊ အားဖြင့်။ အဟံ၊ သည်။ ဗြဟ္မာနံ၊ ကို။ န ပဿာမိ၊ ပါ။ ဗြဟ္မာနံ၊ နှင့်။ န သာကဇ္ဇေမိ၊ ပါ။ ဗြဟ္မာနံ၊ နှင့်။ န သလ္လပါမိ၊ ပါ။ ဗြဟ္မာနံ၊ နှင့်။ တက္က၊ န မန္တေမိ၊ ပါ။ ခေါ ပန၊ အမှန်ကား။ မေ၊ သည်။ တေံ ဝစနံ၊ ကို။ ဝုဒ္ဓါနံ၊ ကုန်ပြီးသော။ မဟလ္လကာနံ၊ ကုန်ပြီးသော။ အာစရိယပါစရိယာနံ၊ ကုန်သော။ ဘာသမာနာနံ၊ ကုန်သော။ ဗြာဟ္မဏာနံ၊ တို့၏။ (သန္တိကာ၊ မှ။) သုတံ၊ အပ်ပြီ။ ကိံ၊ သို့။ သုတံ၊ အပ်ပါ သနည်း?။ ‘ယော ပုဂ္ဂလော၊ သည်။ ဝဿိကေ၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိယတိ၊ ဣ။ ကရုဏံ၊ သော။ ဈာနံ၊ ကို။ ဈာယတိ၊ ဣ။ သော ပုဂ္ဂလော၊ သည်။ ဗြဟ္မာနံ၊ ကို။ ပဿတိ၊ ရ၏။ ဗြဟ္မာနံ၊ နှင့်။ သာကဇ္ဇေတိ၊ ဣ။ သလ္လပတိ၊ ဣ။ မန္တေတိ၊ ဣ။ ဣတိ သို့။ သုတံ၊ ပြီ။ ဘော၊ အိုအချင်းတို့။ အဟံ၊ သည်။ ဝဿိကေ၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိယိတုံ၊ ငှါ။ ကရုဏံ၊ သော။ ဈာနံ၊ ကို။ ဈာယိတုံ၊ ငှါ။ ဣစ္ဆာမိ၊ ပါ၏။ (အဟံ၊ သည်။ ဝါ၊ သို့။) ဧကေန၊ သော။ ဘတ္တာတိဟာရေန၊ ကို။ အညတြ၊ ရှိ။ ဧကေန၊ သော။ ဘတ္တာတိဟာရေန၊ မှ။ (အညေန၊ သော။) ဧကေနိ၊ သည်။ ဥပသင်္ကမိတဗ္ဗော၊ သည်။ န အမိ၊ မဖြစ်ပါ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဝေံ၊ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည် ရှိသော်။ ဆ၊ ကုန်သော။ တေ ခတ္ထိယာ၊ တို့သည်။ မဟာဂေါဝိန္ဒံ၊ သော။ ဗြာဟ္မဏံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “ဒါနိ၊ ဌ။ တဝံ ဂေါဝိန္ဒော၊ သည်။ ယဿ ပဋိသလ္လာနဿ၊ ဣ။ ကာလံ၊ ကို။ မညတိ၊ ဣ။ (တံ ပဋိသလ္လာနံ၊ ကို။ ကရောတု၊ လော့။)” ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။

၉၁၅။ ဘော၊ အို နတ်များအပေါင်းတို့။ အထ ပစ္စာ၊ မင်းတို့ကို ခွင့်တောင်းပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ယေန ဌာနေန၊ ဌ။ သတ္တ၊ ကုန်သော။ ဗြာဟ္မဏမဟာသာလာ စ၊ တို့သည် လည်းကောင်း။ သတ္တ နှာတကသတာနိ စ၊ တို့သည်လည်းကောင်း။ သန္တိ၊ ကုန်၏။ တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ဣ။ ဥပသင်္ကမိတွာ၊ ကုန်ပြီး၍။ သတ္တ၊ ကုန်သော။ ဗြာဟ္မဏမဟာသာလေ စ၊ တို့ကိုလည်းကောင်း။ သတ္တ နှာတကသတာနိ စ၊ တို့ကိုလည်းကောင်း။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ ဘော၊ အိုအချင်းတို့။ မယံ၊ အား။ ဝါ၊ ဣ။ ကလျာဏော၊ သော။ ကိတ္ထိသဒ္ဓေါ၊ သည်။ ဝေံ၊ သို့။ အဗ္ဘဂ္ဂတော၊ ပြီ။ ကိံ၊ သို့။ အဗ္ဘဂ္ဂ-

တော၊ နည်း။ ‘မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်း။ သက္ကံ၊ ဌံ။
 ဗြဟ္မာနံ၊ ကိ။ ပဿတိ၊ ဧ။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်း။
 သက္ကံ၊ ဌံ။ ဗြဟ္မာနာ၊ နှင့်။ သာကဇ္ဇေတိ၊ ဧ။ သလ္လပတိ၊ ဧ။ မန္တေတိ၊ ဧ။
 ဣတိ ဝေံ၊ သို့။ အဗ္ဗဂ္ဂတော၊ ပြီ။ ဘော၊ အိအချင်းတို့။ ခေါ ပန၊ အားဖြင့်။
 အဟံ၊ သည်း။ ဗြဟ္မာနံ၊ ကိ။ န ပဿာမိ၊ ပါ။ ဗြဟ္မာနာ၊ နှင့်။ န သာကဇ္ဇေမိ၊
 ပါ။ ဗြဟ္မာနာ၊ နှင့်။ န သလ္လပါမိ၊ ပါ။ ဗြဟ္မာနာ၊ နှင့်တက္က။ န မန္တေမိ၊ ပါ။
 ခေါ ပန၊ ကား။ မေ၊ သည်း။ ဧတံ ဝစနံ၊ ကိ။ ဝုဒ္ဓါနံ၊ ကုန်ပြီးသော။ မဟလ္လကာနံ၊
 ကုန်ပြီးသော။ အာစရိယပါစရိယာနံ၊ ကုန်သော။ ဘာသမာနာနံ၊ ကုန်သော။
 ဗြာဟ္မဏာနံ၊ တို့၏။ (သန္တိကာ၊ မှ။) သုတံ၊ ပြီ။ ကိံ၊ သို့။ သုတံ၊ အပ်သနည်း။
 ‘ယော ပုဂ္ဂလော၊ သည်း။ ဝဿိကေ၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။
 ပဋိသလ္လိယတိ၊ ဧ။ ကရုဏံ၊ သော။ ဈာနံ၊ ကိ။ ဈာယတိ၊ ဧ။ သော ပုဂ္ဂ-
 လော၊ သည်း။ ဗြဟ္မာနံ၊ ကိ။ ပဿတိ၊ ရ၏။ ဗြဟ္မာနာ၊ နှင့်။ သာကဇ္ဇေတိ၊
 ရ၏။ ဗြဟ္မာနာ၊ နှင့်။ သလ္လပတိ၊ ရ၏။ ဗြဟ္�ာနာ၊ နှင့်တက္က။ မန္တေတိ၊ ရ၏။
 ဣတိ၊ သို့။ သုတံ၊ အပ်ပြီ။ ဘော၊ အိအချင်းတို့။ အဟံ၊ သည်း။ တေနဟိ၊
 တိုက်တန်း၏။ (တုမေ၊ တို့သည်။) ယထာသုတေ၊ အကြင်အကြင် ကြားနာအပ်
 ကုန်ပြီးသော။ ယထာပရိယတ္တေ၊ အကြင်ကြင် သင်ယူအပ်ကုန်ပြီးသော။ မန္တေ၊
 ဗေဒင်တို့ကို။ ဝိတ္တာရေန၊ အကျယ်အားဖြင့်။ သဇ္ဈာယံ၊ သရဇ္ဈာယံခြင်းကို။
 ကရောထ၊ ပြုကြကုန်လော့။ အညမညံ စ၊ အချင်းချင်းလည်း။ ဝါ၊ တယောက်
 သည် တယောက်ကိုလည်း။ မန္တေ၊ တို့ကို။ ဝါစေထ၊ ကုန်လော့။ ဘော၊ တို့။
 အဟံ၊ သည်း။ ဝဿိကေ၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိ-
 ယိတံ၊ ငှါ။ ကရုဏံ၊ သော။ ဈာနံ၊ ကိ။ ဈာယိတံ၊ ငှါ။ ဣစ္ဆာမိ၊ ဧ။ (အဟံ၊
 သည်း။ ဝါ၊ သို့။) ဧကေန၊ သော။ ဘတ္တာဘိဟာရေန၊ ကိ။ အညတြ၊ ရှိ။
 ဧကေန၊ သော။ ဘတ္တာဘိဟာရေန၊ မှ။ (အညေန၊ သော။) ကေနစိ၊ သည်း။
 ဥပသကံမိတဗ္ဗော၊ သည်း။ န အမိ၊ မဖြစ်။ ဣတိ၊ သို့။ အဝေါ စ၊ ပြီ။ (ဝေံ၊
 သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ တေ ဗြာဟ္မဏာ၊
 ထိုတပည့်ပုဏ္ဏားတို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကိ။ ဧတံ ဝစနံ၊
 ကိ။ အဝေါစုံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း။ “ဒါနိ၊ ဌံ။ ဘဝံ
 ဂေါဝိန္ဒော၊ သည်း။ ယဿ ပဋိသလ္လာနဿ၊ ဧ။ ကာလံ၊ ကိ။ မညတိ၊ ပါ၏။
 (တံ ပဋိသလ္လာနံ၊ ကိ။ ကရောတု၊ ပြုပါလော့။)” ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။

၃၁၆။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ တပည့်တို့ကိုခွင့်တောင်း
 ပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်း။ ယေန
 ဌာနေန၊ ဌံ။ စတ္တာရိသာ၊ လေးဆယ်သော။ သာဒိသိယော၊ ဇာတ်အားဖြင့်
 တူကုန်သော။ ဘရိယာ၊ မယားတို့သည်။ သန္တိ၊ ကုန်၏။ တေန ဌာနေန၊

သို့။ ဥပသကံမိ၊ ၎်။ ဥပသကံမိတော၊ ၎်။ စတ္တာရိသာ၊ သော။ သာဒိသိယော၊ ကုန်သော။ ဘရိယာ၊ မယားတို့ကို။ တေ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဘောတိ၊ အိုရှင်မတို့။ မယံ၊ အား။ ဝါ၊ ၎်။ ကလျာဏော၊ သော။ ကိတ္တိသဒ္ဓေါ၊ သည်။ ဧဝံ၊ သို့။ အဗ္ဗုဂ္ဂတော၊ ပြီ။ ကိံ၊ သို့။ အဗ္ဗုဂ္ဂတော၊ နည်း။ “မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သက္ခိ၊ ဌံ။ ဗြဟ္မာနံ၊ ကို။ ပဿတိ၊ ရ၏။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သက္ခိ၊ ဌံ။ ဗြဟ္မာနာ၊ နှင့်။ သာကဇ္ဇေတိ၊ ရ၏။ သလ္လပတိ၊ ရ၏။ မန္တေတိ၊ ရ၏။ ဣတိ ဧဝံ၊ သို့။ အဗ္ဗုဂ္ဂတော၊ ပြီ။ ဘောတိ၊ တို့။ ခေါ ပန၊ အားဖြင့်။ အဟံ၊ သည်။ ဗြဟ္မာနံ၊ ကို။ န ပဿာမိ၊ ပါ။ ဗြဟ္မာနာ၊ နှင့်။ န သာကဇ္ဇေမိ၊ ပါ။ ဗြဟ္မာနာ၊ နှင့်။ န သလ္လပါမိ၊ ပါ။ ဗြဟ္မာနာ၊ နှင့်တကွ။ န မန္တေမိ၊ ပါ။ ခေါ ပန၊ ကား။ မေ၊ သည်။ တေ ဝစနံ၊ ကို။ ဝုဒ္ဓါနံ၊ ကုန်ပြီးသော။ မဟလ္လကာနံ၊ ကုန်ပြီးသော။ အာစရိယပါစရိယာနံ၊ ကုန်သော။ ဘာသမာနာနံ၊ ကုန်သော။ ဗြာဟ္မဏာနံ၊ တို့၏။ (သန္တိကာ၊ မှ။) သုတံ၊ ပြီ။ ကိံ၊ သို့။ သုတံ၊ နည်း။ “ယော ပုဂ္ဂလော၊ သည်။ ဝသိကော၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိယတိ၊ ၎်။ ကရုဏံ၊ သော။ ဈာနံ၊ ကို။ ဈာယတိ၊ ၎်။ သော ပုဂ္ဂလော၊ သည်။ ဗြဟ္မာနံ၊ ကို။ ပဿတိ၊ ၎်။ ဗြဟ္မာနာ၊ နှင့်။ သာကဇ္ဇေတိ၊ ၎်။ ဗြဟ္မာနာ၊ နှင့်။ သလ္လပတိ၊ ၎်။ ဗြဟ္မာနာ၊ နှင့်တကွ။ မန္တေတိ၊ ၎်။ ဣတိ၊ သို့။ သုတံ၊ အပ်ပြီ။ ဘောတိ၊ တို့။ အဟံ၊ သည်။ ဝသိကော၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိယတံ၊ ငှါ။ ကရုဏံ၊ သော။ ဈာနံ၊ ကို။ ဈာယတံ၊ ငှါ။ ဣစ္ဆာမိ၊ ၎်။ (အဟံ၊ သည်။ ဝါ၊ သို့။) ဧကေန၊ သော။ ဘတ္တာဘိဟာရေန၊ ကို။ အညတြ၊ ၎်။ ဧကေန၊ သော။ ဘတ္တာဘိဟာရေန၊ မှ။ (အညေန၊ သော။) ဧကေနံ၊ သည်။ ဥပသကံမိတဗ္ဗော၊ သည်။ န အမိ၊ မဖြစ်။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည် ရှိသော်။ စတ္တာရိသာ၊ သော။ သာဒိသိယော၊ ကုန်သော။ ဘရိယာ၊ တို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ တေ ဝစနံ၊ ကို။ အဝေါစ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ ကုန်သနည်း။ “ဒါနိ၊ ဌံ။ တဝံ ဂေါဝိန္ဒော၊ သည်။ ယဿ ပဋိသလ္လာနဿ၊ ၎်။ ကာလံ၊ ကို။ မညတိ၊ ပါ၏။ (တံ ပဋိသလ္လာနံ၊ ကို။ ကရောတု၊ လော့။)” ဣတိ၊ သို့။ အဝေါစ၊ ကုန်ပြီ။

၃၁၇။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ မယားတို့ကို ခွင့်တောင်းပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ နဂရဿ၊ မြို့၏။ ပုရတ္ထိဒမန၊ အရှေ့အရပ်မျက်နှာ၌။ နဝံ၊ အသစ်ဖြစ်သော။ သန္တာဂါရံ၊ အပလွင့်ထွက် မိစ္ဆာဝိတက်ကို ကန့်ကွက်ပယ်ဖျောက် စိတ်ကို ထောက်ပံ့ကူညီရာဖြစ်သော ဈာန်ကျောင်းကို။ ကာရာပေတော၊ ဆောက်လုပ်စေ



ပြီး၍။ ဝဿိကော၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိယံ၊ ပြီ။ ကရုဏံ၊ သော။ ဈာနံ၊ ကို။ ဈာယံ၊ ပြီ။ ဧကေန၊ သော။ ဘတ္တာဘိဟာရေန၊ ကို။ အညတြ၊ ၍။ ဧကေန၊ သော။ ဘတ္တာဘိဟာရေန၊ မှ။ (အညော၊ သော။) ကောစိ၊ သည်။ န ဥပသင်္ကမတိ၊ မချဉ်းကပ်ရပါ။ တနည်း။ ဥပသင်္ကမတိ အဿုမ၊ မချဉ်းကပ်ရသည်သာ။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ တသ္မိံ ကာလေ၊ ဈာန်ဝင်စားရာ ထိုအခါ၌။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြဟ္မဏဿ၊ အား။ စတုန္နံ၊ ကုန်သော။ မာသာနံ၊ တို့၏။ အစ္စယေန၊ ၌။ ဝါ၊ ကြောင့်။ ဥက္ကဏ္ဍနာ၊ ဗြဟ္မာကို ဖူးတွေ့ရခြင်း၌ ဆင်းရဲငြိုငြင်စွာ အသက်မွေးရခြင်းသည်။ ဝါ၊ ဗြဟ္မာကို ဖူးတွေ့ရခြင်း၌ ငြီးငွေ့စိတ်ပျက်ခြင်းသည်။ အဟုဒေဝ၊ ဖြစ်သည် သာ။ ပရိတဿနာ၊ ဗြဟ္မာ၏လာခြင်းကို မျှော်လင့်တောင့်တသောအားဖြင့် တပ်ခြင်းသည်။ ဝါ၊ ဗြဟ္မာ၏လာခြင်းကို မျှော်လင့်တောင့်တသောအားဖြင့် တုန်လှုပ်ချောက်ချားခြင်းသည်။ အဟုဒေဝ၊ ဖြစ်သည်သာ။ ကိံ၊ သို့။ ဥက္ကဏ္ဍနာ၊ သည်။ အဟု၊ နည်း?။ ကိံ၊ သို့။ ပရိတဿနာ၊ သည်။ အဟု၊ နည်း?။ “ခေါ ပန၊ စင်စစ်ကေန အမှန်အားဖြင့်။ မေ၊ သည်။ ဧတံ ဝစနံ၊ ကို။ ဝုဒ္ဓါနံ၊ ကုန်ပြီးသော။ မဟလ္လကာနံ၊ ကုန်ပြီးသော။ အာစရိယပါစရိယာနံ၊ ကုန်သော။ ဘာသမာနာနံ၊ ကုန်သော။ ဗြဟ္မဏာနံ၊ တို့၏။ (သန္တိကာ၊ မှ။) သုတံ၊ အပ်ပြီ။ ကိံ၊ သို့။ သုတံ၊ အပ်သနည်း?။ ‘ယော ပုဂ္ဂလော၊ သည်။ ဝဿိကော၊ ကုန်သော။ စတ္တာရော မာသေ၊ ပတ်လုံး။ ပဋိသလ္လိယတိ၊ ၏။ ကရုဏံ၊ သော။ ဈာနံ၊ ကို။ ဈာယတိ၊ ၏။ သော ပုဂ္ဂလော၊ သည်။ ဗြဟ္မာနံ၊ ကို။ ပဿတိ၊ ၏။ ဗြဟ္မနာ၊ နှင့်။ သာကစ္ဆေတိ၊ ၏။ သလ္လပတိ၊ ၏။ မန္တေတိ၊ ၏။ ဣတိ၊ သို့။ သုတံ၊ အပ်ပြီ။ ခေါ ပန၊ ထိုသို့ပင် ကြားအပ်ပါသော်လည်း။ အဟံ၊ သည်။ ဗြဟ္မာနံ၊ ကို။ န ပဿာမိ၊ ပါ။ ဗြဟ္မနာ၊ နှင့်။ န သာကစ္ဆေမိ၊ ပါ။ ဗြဟ္မနာ၊ နှင့်။ န သလ္လပါမိ၊ ပါ။ ဗြဟ္မနာ၊ နှင့်တကွ။ န မန္တေမိ၊ ပါ။” ဣတိ၊ သို့။ ဥက္ကဏ္ဍနာ၊ သည်။ အဟုဒေဝ၊ သာ။ ပရိတဿနာ၊ သည်။ အဟုဒေဝ၊ သာ။

ဗြဟ္မနာသာကစ္ဆာ

၃၁၈။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ တသ္မိံ ကာလေ၊ မဟာဂေါဝိန္ဒ ပုဏ္ဏား၏ ငြီးငွေ့စိတ်ပျက်ရာ ထိုအခါ၌။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြဟ္မဏဿ၊ ၏။ စေတောပရိဝိတက္ကံ၊ စိတ်၏အကြံ ကို။ စေတသာ၊ မိမိစိတ်ဖြင့်။ အညာယ၊ သိ၍။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ သေယျထာပိ နာမ၊ မည်သည်။ ဗလဝါ၊ သော။ ပုရိသော၊ သည်။ သင်္ဃိတံ၊ သော။ ဗာဟံ၊ ကို။ ပသာရေယျ သေယျထာပိ ဝါ၊ ကဲ့သို့သော်လည်း ကောင်း။ ပသာရိတံ၊ အပ်ပြီးသော။ ဗာဟံ၊ ကို။ သမိဇ္ဇေယျ သေယျထာပိ ဝါ၊ ကဲ့သို့

သော်လည်းကောင်း။ ဧဝမေဝ၊ သာလျှင်။ ဗြဟ္မလောကော ဌိ။ အန္တရဟိတော၊
 သည်။ (ဟုတော၊ ရှိ။) မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ ဧ။ သမ္ပုခေ၊
 မျက်မှောက်၌။ ပါတုရဟောသိ၊ ထင်ရှားဖြစ်ပြီ။ ဘော၊ အိုနတ်များအပေါင်း
 တို့။ အထ တသ္မိံ ကာလေ၊ သနက္ခမာရဗြဟ္မာ၏ ဆိုက်ရောက်လာရာ ထိုအခါ၌။
 မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ ဧ။ အဒိဋ္ဌပုဗ္ဗံ၊ ရှေး၌ မမြင်အပ်ဘူး
 သော။ ရူပံ၊ ရူပါရုံကို။ ဒိဿာ၊ သော်။ ဝါ၊ ကြောင့်။ ဘယံ၊ စိုးတဖိတ်ဖိတ်
 မရှင်စိတ်ဖြင့် လန့်ထိတ်ခြင်းဘေးသည်။ အဟု ယထာ၊ ဖြစ်သကဲ့သို့။ ဆမ္ဘိ-
 တတ္ထံ၊ ကိုယ်၏ တုန်လှုပ်သည်၏အဖြစ်သည်။ အဟု ယထာ၊ သို့။ လောမဟံ-
 သော၊ အမွေးတို့၏ ရှင်ခြင်းသည်။ ဝါ၊ ကြက်သီးမွေးညှင်း ထခြင်းသည်။ အဟု
 ယထာ၊ သို့။ (တထာ၊ တူ။) ဘယံ၊ သည်။ အဟုဒေဝ၊ ဖြစ်သည်သာ။ ဆမ္ဘိ-
 တတ္ထံ၊ သည်။ အဟုဒေဝ၊ သာ။ လောမဟံသော၊ သည်။ အဟုဒေဝ၊ သာ။ ဘော၊
 အိုနတ်များအပေါင်းတို့။ အထ တသ္မိံ ကာလေ၊ ကြောက်ရွံ့ထိတ်သန့်ရာ ထို
 အခါ၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သိတော၊ ကြောက်သည်။
 သံဝိဂ္ဂေါ၊ ထိတ်လန့်သည်။ လောမဟတ္ထဇာတော၊ ဖြစ်သော အမွေးတို့၏ ရှင်ခြင်း
 ရှိသည်။ ဝါ၊ သည်။ (ဟုတော၊ ရှိ။) သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊ ကို။
 ဂါသာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ မိမိအလိုရှိအပ်သော အနက်ကို သနက္ခမာရဗြဟ္မာ
 ကို သိစေခြင်းကိုစွဲ၍ ရွတ်ဆိုပြီ။ ကိံ၊ သို့။ အဇ္ဈဘာသိ၊ နည်း?။

“မာရိယ၊ အကျွန်ုပ်အလား ချမ်းသာများလျက် ရှစ်စား
 အပ်သောအရှင်။ ဝဏ္ဏဝါ၊ အဆင်းရှိသည်လည်း ဖြစ်သော။
 ယသဝါ၊ အရှိန်အစော် အကျော်အစော အခြံအရံရှိသည်လည်း
 ဖြစ်သော။ သိရိမာ၊ အသရေရှိသည်လည်းဖြစ်သော။ တံ၊ အရှင်
 သည်။ ကော၊ အဘယ်ပုဂ္ဂိုလ်သည်။ အသိ နု၊ ဖြစ်ပါသနည်း။
 မယံ၊ အကျွန်ုပ်တို့သည်။ အဇာနန္တာ၊ မသိကြကုန်သည်။
 (ဟုတော၊ ဖြစ်ပါကုန်၍။) တံ၊ အရှင်ကို။ ပုစ္ဆာမ၊ မေးကြပါကုန်
 ၏။ မယံ၊ တို့သည်။ ကထံ၊ သို့။ ဝါ၊ ပုံ။ ဝါ၊ အားဖြင့်။ တံ၊ ကို။
 ဇာနေမု၊ သိကြရပါကုန်အံ့နည်း”။ ဣတိ၊ သို့။ အဇ္ဈဘာသိ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။
 သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ မဟာဂေါဝိန္ဒံ၊ သော။ ဗြာဟ္မဏံ၊ ကို။
 တေ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။

“ဂေါဝိန္ဒ၊ နှ။ ဝေ၊ စင်စစ်ကေန အမှန်အားဖြင့်။ မံ၊ ငါ့ကို။
 ဗြဟ္မလောကော ဌိ။ ဝါ၊ မြတ်သောပြည်၌။ ဗြဟ္မာနော၊ ဗြဟ္မာ
 တို့သည်။ သနန္တံ စ၊ ရှေး၌ ဖြစ်ဘူး၏ဟူ၍လည်းကောင်း။
 ကုမာရံ စ၊ သူငယ်ဟူ၍လည်းကောင်း။ ဇာနန္တံ၊ သိကြကုန်၏။

သဗ္ဗေ၊ ကုန်သော။ ဒေဝါ၊ နတ်၊ ဗြဟ္မာတို့သည်။ မံ၊ ကို။ သနန္တိ
စ၊ ဟူ၍လည်းကောင်း။ ကုမာရံ၊ စ၊ ဟူ၍လည်းကောင်း။ ဇာနန္တိ၊
ကုန်၏။ တံ၊ သည်။ ဝေ၊ ဤသို့ “သနက္ခမာရ” ဟူ၍။ ဇာနာဟံ၊
သိပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဝေ၊ သို့။ ဝုတ္တေ၊ သနက္ခမာရဗြဟ္မာက ပြောဆိုအပ်သည်ရှိသော်။ မဟာ-
ဂေါဝိန္ဒော၊ သော။ ဗြဟ္မဏော၊ သည်။ သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊ ကို။
ဧဝံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကံ၊ သို့။ အဝေါစ၊ နည်း?။

(“ဗြဟ္မေ၊ အရှင်ဗြဟ္မာ။) အာသနံ စ၊ နေရာလည်းကောင်း။
ဥဒကံ စ၊ သောက်ရေး သုံးဆောင်ရေးလည်းကောင်း။ ပဇ္ဇံ စ၊
ခြေအား လျှောက်ပတ်သော ခြေနယ်ဆီလည်းကောင်း။ မဇု-
သာကဉ္စ၊ ချိုမြိန်ကောင်းမြတ်သော ဟင်းရွက်ပြုတ် လည်း
ကောင်း။ ဣတိ ဣမေ အတ္ထိ၊ ဤအလေးအမြတ်ပြုအပ်သော
ညွှန်သည်တို့အားပေးအပ်သော ပစ္စည်းဝတ္ထု အဆောက်အဦး
တို့သည်။ ဗြဟ္မဉ္စော၊ အား၊ (နတ္ထိ၊ မရှိပါကုန်။) မယံ၊ တို့သည်။
အတ္ထေ၊ တို့ကို။ ဘဝန္တိ၊ အရှင်ကို။ ပုစ္ဆာမ၊ ပင့်ဖိတ်နိမိတ်
ဇောအားသန်လျက် ခွင့်ပန်လျောက်ထားကြပါကုန်၏။ (ဝေ၊
သို့။ ပုစ္ဆန္တနံ၊ ကုန်သော။) နော၊ တို့၏။ အတ္ထိ၊ ကို။ ဘဝံ၊
သည်။ ကုရုတု၊ လက်ခံသိမ်းပိုက်ပါလော့”။ ဣတိ၊ သို့။
အဝေါစ၊ ပြီ။

(ဝေ၊ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။
သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ မဟာဂေါဝိန္ဒံ၊ သော။ ဗြဟ္မဏံ၊ ကို။
ဧဝံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကံ၊ သို့။ အဝေါစ၊ နည်း?။

“ဂေါဝိန္ဒ၊ န္ဒ။ တံ၊ သည်။ ယံ အတ္ထံ၊ ကို။ ဘာသသိ၊ ပြောဆို
ခဲ့၏။ မယံ၊ တို့သည်။ ဧဝံ၊ ၏။ (ဣဒံ) အတ္ထံ၊ ကို။ ပဋိဂ္ဂဏာမ၊
ခံယူကြပါကုန်၏။ ဒိဋ္ဌဓမ္မဟိတတ္ထာယ စ၊ မျက်မှောက်ထင်ထင်
ရှုမြင်အပ်သော သဘောဟုဆိုအပ်သော ပစ္စက္ခအတ္တဘောဉ္စဖြစ်
သော အကျိုးငှါလည်းကောင်း။ သမ္ပရာယ သုခါယ စ၊ ရှေးရှု
ရောက်အပ်လတ္တံ့ သော တမလွန်၍ဖြစ်သော ချမ်းသာအကျိုး
ငှါလည်းကောင်း။ (တံ၊ သည်။ မယာ၊ သည်။) ကတာဝကာ-
သော၊ ပြုအပ်သောအခွင့်ရှိသည်။ (ဟုတု၊ ရှိ။) ယံကိဉ္စိ၊
အလုံးစုံသော။ အဘိပတ္တိတံ၊ တောင့်တအပ်သော။ (ပဉ္စံ၊
ပြဿနာကို။) ပုစ္ဆာယု၊ မေးပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၃၁၉။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ ပြောဆိုပြီးရာကာလ မှနေောက်၌။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ အား။ ဇေတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “အဟံ၊ သည်။ သနက္ခမာရေန၊ သော။ ဗြဟ္မာနံ၊ သည်။ ကတာဝကာသော၊ ပြုအပ်ပြီးသော အခွင့်ရှိသည်။ အမိ၊ ဖြစ်ခဲ့၏။ အဟံ၊ သည်။ ကိံ၊ အဘယ်တရားကို။ သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊ ကိံ။ ပုစ္ဆေယျံ န ခေါ၊ မေးရပါအံ့နည်း။ ဒိဋ္ဌဓမ္မိကံ၊ မျက်မှောက်ထင်ထင်ရှုမြင်အပ်သော သဘောဟုဆိုအပ်သော ပစ္စုပ္ပန်အတ္တဘော၌ ဖြစ်သော။ အတ္ထံ ဝါ၊ အကျိုးကိုသော်လည်း။ ပုစ္ဆေယျံ န ခေါ၊ မေးရအံ့လော။ သမ္ပရာယိကံ၊ ရှေးရှုရောက်အပ်လတ္တံ့သော တမလွန်လောက၌ဖြစ်သော။ အတ္ထံ ဝါ၊ အကျိုးကိုသော်လည်း။ ပုစ္ဆေယျံ န ခေါ၊ မေးရအံ့လော”။ ဣတိ ဇေတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ဘော၊ အိုနတ်များအပေါင်းကို။ အထ ပစ္စာ၊ ကြံပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ အား။ ဇေတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြန်ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “အဟံ၊ သည်။ ဒိဋ္ဌဓမ္မိကံ၊ ကုန်သော။ အတ္တာနံ၊ အကျိုးတို့၌။ ကုသလော၊ လိမ္မာခဲ့၏။ အညေ၊ တပါးကုန်သော။ (မနုဿာပိ၊ တို့သည်လည်း။) မံ၊ ကိံ။ ဒိဋ္ဌဓမ္မိကံ၊ သော။ အတ္ထံ၊ ကိံ။ ပုစ္ဆေယျံ၊ မေးလာကြပါကုန်၏။ အဟံ၊ သည်။ သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊ ကိံ။ သမ္ပရာယိကံ၊ သော။ အတ္ထံ ဝေ၊ ကိုသာလျှင်။ ပုစ္ဆေယျံ၊ မေးရပါမူကား။ ယံနုန၊ စ၊ ဝါ၊ ရာ၏”။ ဣတိ ဇေတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏော၊ သည်။ သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊ ကိံ။ ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ ပြီ။ ကိံ၊ သို့။ အဇ္ဈဘာသိ၊ နည်း?။

“(ဗြဟ္မေ၊ အရှင်ဗြဟ္မာ။ အဟံ၊ အကျွန်ုပ်သည်။) ကမိ၊ ယုံမှားရှိသည်။ (ဟုတွာ၊ ရှိ။) ပရဝေဒိယေသု၊ တပါးသော ပုဂ္ဂိုလ်သည် စီရင်အပ်သည်၏အဖြစ်ကြောင့် တပါးသောပုဂ္ဂိုလ် တို့အား ထင်ရှားသောပြဿနာတို့၌။ အကမိံ၊ ယုံမှားမရှိ သော။ သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊ ကိံ။ ပုစ္ဆေယျံ၊ မေးပါ၏။ ကတ္ထု၊ အဘယ်တရား၌။ ဌိတော၊ တည်သော။ ကိမ္ပိစိ၊ အဘယ် မည်သောတရား၌။ သိက္ခမာနော၊ ကျင့်သော။ မစ္စော၊ သတ္တဝါ သည်။ အမတံ၊ မသေရာဖြစ်သော။ ဗြဟ္မာလောကံ၊ သို့။ ပပေါတိ၊ ရောက်နိုင်ပါသနည်း”။ ဣတိ၊ သို့။ အဇ္ဈဘာသိ၊ ပြီ။

(ဇေံ၊ သို့။ ပုစ္ဆေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ သနက္ခမာရော၊ သော။ ဗြဟ္မာသည်။ မဟာဂေါဝိန္ဒံ၊ သော။ ဗြာဟ္မဏံ၊ ကိံ။ ဇေတံ ပရိဝိတက္ကနံ၊ ကိံ။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။

ဗြာဟ္မေ၊ မြတ်သောပုရောဟိတ်ပုဏ္ဏား။ မနုဇေသု၊ သတ္တဝါ
 တို့တွင်။ (ယော ကောစိ၊ အမှတ်မထား တပါးပါးသော
 သတ္တဝါသည်။) မမတ္တံ၊ ငါ့ဟာ-ငါ့ဟာဟူ၍ ယူတတ်သောပုဂ္ဂိုလ်
 ၏ အဖြစ်တည်းဟူသော တဏှာကို။ ဝါ၊ ငါ့ဟာ-ငါ့ဟာဟူ၍
 ယူတတ်သောပုဂ္ဂိုလ်၏ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော တဏှာကို။
 ဝါ၊ ငါ့ဟာ-ငါ့ဟာဟူ၍ ပြုတတ်သောပုဂ္ဂိုလ်၏ အဖြစ်တည်းဟူ
 သော တဏှာကို။ ဝါ၊ ငါ့ဟာ-ငါ့ဟာဟူ၍ ပြုတတ်သောပုဂ္ဂိုလ်၏
 ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော တဏှာကို။ ဟိတုာ၊ ပယ်စွန့်၍။
 ဒေကာဒိဘူတော၊ လျှောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော
 ဣရိယာပုထ်တို့၌ အဖော်မမှီး တယောက်ထည်းတည်း ဖြစ်၍
 ဖြစ်သည်။ ကရုဏော၊ ကရုဏာစျာန်၌။ အဓိမုတ္တော၊ နှလုံးသွင်း
 သည်။ ဝါ၊ ဝင်စားသည်။ နိရာမဂန္ဓော၊ စိမ်းစို ပုတ်ညိုသော
 ကိလေသာတည်း ဟူသောအနံ့ မရှိသည်။ မေထုနသ္မာ၊ မေထုန်
 အကျင့်မှ။ ဝိရတော၊ ရှောင်ကြဉ်သည်။ (ဟောတိ၊ ၏။) ဧတ္ထ
 ဧတေသု ဓမ္မေသု၊ ဤရဟန်း၏အဖြစ်၊ ဝိဝေက၌တည်နေရခြင်း၊
 ကရုဏာဗြဟ္မဝိဟာရ အစရှိသောတရားတို့၌။ ဌိတော၊ တည်
 သော။ ဧတ္ထ ဧတေသု ဓမ္မေသု စ၊ တို့၌လည်း။ သိက္ခမာနော၊
 သော။ မစွော၊ သတ္တဝါသည်။ အမတံ၊ သော။ ဗြဟ္မလောကံ၊
 သို့။ ပပေါတိ၊ ရောက်နိုင်၏။ ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၃၂၀။ ဧဝံ၊ သို့။ ဝုတ္တော၊ သနက်မာရဗြဟ္မာက ပြောဆိုအပ်သည်ရှိသော်။
 မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သနက်မာရံ၊ သော။ ဗြဟ္မာနံ၊
 ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း။ “ဟိတုာ
 မမတ္တန္တိ၊ ဟိတုာ မမတ္တံ”ဟူ၍။ ဘောတော၊ အရှင်သည်။ (ဝုတ္ထဿ၊
 ပြောဟောအပ်သော။ ဝစနဿ၊ သဒ္ဓါ၏။ အတ္တံ၊ အနက်ကို။) အဟံ၊ သည်။
 အာဇာနာမိ၊ သိရပါ၏။ ကိံ၊ သို့။ အာဇာနာမိ၊ နည်း?။ “ဣဓ ဣမသ္မိ”
 လောကေ၊ ၌။ ဧကစော၊ အချို့သော။ (ပုဂ္ဂလော၊ သည်။) အပ္ပံ၊ တထောင်
 အောက် ယုတ်သည်ဖြစ်၍ နည်းသော။ ဘောဂက္ခန္ဓံ၊ စည်းစိမ်အစုကို။ ပဟာ-
 ယ ဝါ၊ ပယ်၍သော်လည်းကောင်း။ မဟန္တံ၊ တထောင်ထက် လွန်သည်ဖြစ်၍
 များသော။ ဘောဂက္ခန္ဓံ၊ ကို။ ပဟာယ ဝါ၊ ၍သော်လည်းကောင်း။ အပ္ပံ၊
 နှစ်ဆယ်အောက် ယုတ်သည်ဖြစ်၍ နည်းသော။ ဉာတိပရိဝဠံ၊ ထက်ဝန်းကျင်မှ
 အဆက်ဆက်အားဖြင့်လည်သော ဆွေမျိုးအပေါင်းကို။ ပဟာယ ဝါ၊ ၍သော်
 လည်းကောင်း။ မဟန္တံ၊ နှစ်ဆယ်ထက် လွန်သည်ဖြစ်၍ များသော။ ဉာတိပရိ-

ဝနံ၊ ကိ။ ပဟာယ ဝါ၊ ရှိသော်လည်းကောင်း၊ ကေသမသ္မိ၊ ဆံ၊ မုတ်ဆိတ်
 ကြင်စွယ်ကို။ သြဟာရေတွာ၊ ပယ်ချ၍။ ကာသာယာနိ၊ ဖန်ရည်ဖြင့် ဆိုးအပ်
 ကုန်သော။ ဝါ၊ ဖန်ရည်ကို သောက်တတ်ကုန်သော။ ဝတ္ထာနိ၊ အဝတ်တို့ကို။
 အတ္ထာဒေတွာ၊ ဖုံးလွှမ်း၍။ ဝါ၊ ဝတ်၍။ အဂါရသ္မာ၊ အိမ်၌နေသောလူတို့၏
 အစီးအပွားဟုဆိုအပ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊ နွားကျောင်းမှုရှိရာဖြစ်
 သော လူ၏အဖြစ်မှ။ (နိက္ခမ္မ၊ ထွက်၍။) အနဂါရိယံ၊ အိမ်၌နေသောလူတို့၏
 အစီးအပွားဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊ နွားကျောင်းမှု မရှိရာဖြစ်သော
 ရဟန်း၏အဖြစ်သို့။ ဝါ၊ ကိ။ ပဗ္ဗဇတံ၊ ကပ်ရောက်၏။ ဝါ၊ ကျင့်၏။ ဣတိ၊
 သို့။ အာဇာနာမိ၊ ၏။ ဣတိ၊ သို့။ “ဟိတွာ မမတ္တန္တိ”၊ ဟူ၍။ ဘောတော၊
 သည်။ (ဝုတ္တဿ၊ သော။ ဝစနဿ၊ ၏။ အတ္ထံ၊ ကိ။) အဟံ၊ သည်။ အာဇာ-
 နာမိ၊ ၏။ “ဧကောဒိဘူတော”တိ၊ ဟူ၍။ ဘောတော၊ သည်။ (ဝုတ္တဿ၊
 သော။ ဝစနဿ၊ ၏။ အတ္ထံ၊ ကိ။) အဟံ၊ သည်။ အာဇာနာမိ၊ ၏။ ကိံ၊ သို့။
 အာဇာနာမိ၊ နည်း?။ “ဣဓ ဣသ္မိ” လောကော ဌံ။ ဧကဇ္ဇော၊ သော။
 (ပုဂ္ဂလော၊ သည်။) ဝိဝိတ္တံ၊ လူ၊ ရှင်တို့မှကင်းဆိတ်သော။ သေနာသနံ၊
 ကျောင်းသို့။ ဘဇတံ၊ ဆည်းကပ်၏။ အရညံ၊ ကုပ်လုပ်လေးတာ အပြန်ငါးရာ
 ရှိသော တောသို့လည်းကောင်း။ ရုက္ခမူလံ၊ အရိပ်လုံလောက် ရုက္ခမူ
 မြောက်သည့် သစ်ပင်အောက်သို့လည်းကောင်း။ ဝါ၊ အောင်မြေရွေးကောက်
 သစ်ပင်အောက်ဟု မဂ်ပေါက်ဖိုလ်လမ်း ကျောင်းသင်ခမ်းသို့လည်းကောင်း။
 ပဗ္ဗတံ၊ စိတ်တည်ကြည်အောင် လေညှင်းဆောင်သည့် တောင်အရပ်ကိုလည်း
 ကောင်း။ ကန္ဓရံ၊ ရေယဉ်ဖြတ်သွား သဲဖြူများသည့် ချောင်းကြားမြစ်ကွေ့
 အရပ်ကိုလည်းကောင်း။ ဂိရိဂုဟံ၊ တယောက်ကိန်းအောင် ပျော်ဘို့ကောင်း
 သည့် တောင်ခေါင်းအရပ်ကိုလည်းကောင်း။ သုသာနံ၊ သူသေမြှုပ်နှံပုပ်စော်
 နံသည့် သုသာန်သို့လည်းကောင်း။ ဝါ၊ သူသေကောင်တိုင်း အိပ်ရာပိုင်းသည့်
 သင်းချိုင်းသို့လည်းကောင်း။ ဝနပတ္တံ၊ ဝိဝေကခင် သူတော်စင်တို့ ခိုင်တည်နေ
 ရာ တောသို့လည်းကောင်း။ အဗ္ဗောကာသံ၊ အမိုးမိုး လွန်တီးခေါင် အရပ်သို့
 လည်းကောင်း။ ပလာလပုဉ္ဇံ၊ တောချိုသစ်ပင် စုပုံတင်သည့် ကောက်ရိုးစင်သို့
 လည်းကောင်း။ ဘဇတံ၊ ဆည်းကပ်၏။ ဣတိ၊ သို့။ အာဇာနာမိ၊ ဣတိ၊ သို့။
 “ဧကောဒိဘူတော”၊ ဟူ၍။ ဘောတော၊ သည်။ (ဝုတ္တဿ၊ သော။ ဝစနဿ၊
 ၏။ အတ္ထံ၊ ကိ။) အဟံ၊ သည်။ အာဇာနာမိ၊ ပါ၏။ “ကရုဏေမိမုတ္တောတိ”
 ဟူ၍။ ဘောတော၊ သည်။ (ဝုတ္တဿ၊ သော။ ဝစနဿ၊ ၏။ အတ္ထံ၊ ကိ။) အဟံ၊
 သည်။ အာဇာနာမိ၊ ပါ၏။ “ကိံ၊ သို့။ အာဇာနာမိ၊ နည်း?။ “ဣဓ ဣသ္မိ”
 လောကော ဌံ။ ဧကဇ္ဇော၊ သော။ (ပုဂ္ဂလော၊ သည်။) ကရုဏာသဟဂတေန၊
 ကရုဏာနှင့်တကွဖြစ်သော။ စေတသ၊ စိတ်ဖြင့်။ ဧကံ၊ တပါးသော။ ဒိသံ၊
 အရပ်မျက်နှာကို။ ဝါ၊ အရပ်မျက်နှာ၌တည်ရှိသော သတ္တဝါအပေါင်းကို။

ဖရိတော၊ ဖြန့်၍။ ဝါ၊ ပျံ့နှံ့စေ၍။ ဝိဟရတိ၊ နေ၏။ တထာ၊ ထိုအတူ။ ဒုတိယံ၊
နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော။ ဒိသံ၊ ကို။ ဖရိတော၊ ၍။ ဝိဟရတိ၊ ၍။
တထာ၊ တူ။ တတိယံ၊ သော။ ဒိသံ၊ ကို။ ဖရိတော၊ ၍။ ဝိဟရတိ၊ ၍။ တထာ၊ တူ။
စတုတ္ထံ၊ သော။ ဒိသံ၊ ကို။ ဖရိတော၊ ၍။ ဝိဟရတိ၊ ၍။ ဣတိ၊ ဤအတူ။ ဝါ၊
ဤဆိုအပ်ပြီးသောနည်းဖြင့်။ ဥဒ္ဒံ၊ အထက်ဖြစ်သော။ ဒိသံ၊ ကို။ ဖရိတော၊ ၍။
ဝိဟရတိ၊ ၍။ ဣတိ၊ ဤအတူ။ ဝါ၊ ဖြင့်။ အဘော၊ အောက်ဖြစ်သော။ ဒိသံ၊ ကို။
ဖရိတော၊ ၍။ ဝိဟရတိ၊ ၍။ ဣတိ၊ တူ။ တိရိယံ၊ ဖီလာဖြစ်သော။ ဒိသံ၊ ကို။
ဖရိတော၊ ၍။ ဝိဟရတိ၊ ၍။ ဣတိ၊ တူ။ ဝါ၊ ဖြင့်။ သဗ္ဗမိ၊ အလုံးစုံသောအရပ်
မျက်နှာတို့၌။ သဗ္ဗတ္တတာယ၊ အလုံးစုံသောစိတ်ရှိသည်၏ အဖြစ်ဖြင့်။ ဝါ၊ အလုံး
စုံသော သတ္တဝါတို့၌ မိမိနှင့် တူမျှသည်၏အဖြစ်ဖြင့်။ သဗ္ဗာဝန္တံ၊ အလုံးစုံသော
အစိတ်ရှိသော။ လောကံ၊ သတ္တလောကကို။ ကရုဏာသဟဂတေန၊ သော။
ဝိပုလေန၊ ပြန့်ပြောသော။ မဟဂ္ဂတေန၊ မြတ်သည်၏အဖြစ်သို့ ရောက်သော။
အပ္ပမာဏေန၊ အတိုင်းအရှည်မရှိသော။ အဝေရေန၊ ရန်မရှိသော။ အဗျာပဇ္ဇေန၊
ဟိတံ၊ သုခကို ဖျက်ဆီးတတ်သောဒေါသမရှိသော။ စေတသာ၊ ဖြင့်။ ဖရိတော၊
၍။ ဝိဟရတိ၊ ၍။ ဣတိ၊ သို့။ အာဇာနာမိ၊ ၍။ ဣတိ၊ သို့။ “ကရုဏေဓိ-
မုတ္တောတိ၊ ဟူ၍”။ ဘောတော၊ သည်။ (ဝုတ္တဿ၊ သော။ ဝစနဿ၊ ၍။ အတ္တံ၊
ကို။) အဟံ၊ သည်။ အာဇာနာမိ၊ ပါ၏။ အာမဂန္ဓေ စ၊ အာမဂန္ဓတရားတို့ကို
လည်း။ ဝါ၊ စိမ်းစိုပျက်ညီသောအနံ့ရှိသော တရားတို့ကိုလည်း။ ဘောတော၊
သည်။ ဘာသမာနဿ၊ ပြောဟောစဉ်။ အဟံ၊ သည်။ န အာဇာနာမိ၊ မသိပါ။

☞ “ဗြဟ္မေ၊ အရှင်ဗြဟ္မာ။ မနုဇေသု၊ သတ္တဝါတို့၌။ အာမဂန္ဓာ၊
အာမဂန္ဓတရားတို့သည်။ ဧကေ၊ အဘယ်သည်တို့ပါနည်း?။
ဧတေ အာမဂန္ဓေ၊ တို့ကို။ အဝိဒ္ဓါ၊ မသိရပါ။ ဓီရ၊ ပြဿနာ
ဖြေရန် အတန်တန်ကို ကေနံသိတတ်သော ပညာရှိသော အရှင်
ဗြဟ္မာ။ (တံ၊ သည်။) ဣဓ ဣမသ္မိံ ဌာနေ၊ ဤအာမဂန္ဓအရာ၌။
ဗြဟ္မဟိ၊ ဖြေဆိုပါလော့။ ကေန ကိလေသေန၊ အဘယ် တားမြစ်
နှောင့်ယှက် ကန့်ကွက်တတ်သော ကိလေသာသည်။ အာဝဇ္ဇာ၊
ပိတ်ပင်အပ်သော။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပူတိကာ၊
ပုပ်သိုးသည်။ (ဟုတော၊ ၍။) ဝိဿဂန္ဓံ၊ စိမ်းစိုပျက်ညီသော
အနံ့ကို။ ဝါတိ၊ လှိုင်စေပါသနည်း။ ကေန ကိလေသေန၊ သည်။
အာဝဇ္ဇာ၊ သော။ ပဇာ၊ သတ္တဝါအပေါင်းသည်။ အာပါယိကာ၊
အပါယ်တံတို့၌ ဖြစ်တတ်သည်။ ဝါ၊ အပါယ်ဘုံသို့ ကပ်ရောက်
ရသည်။ နိဝုတဗြဟ္မလောကာ၊ ပိတ်ဆို့အပ်ပြီးသော ဗြဟ္မာ့ပြည်
ရှိသည်။ (ဟောတိ၊ ဖြစ်ပါသနည်း။ ဘဝံ၊ သည်။ ဣမဿ

ပဉ္စဿ၊ ဧ။ ဝါ၊ ကိ။ ဝိဿဇ္ဇနံ၊ ဖြေဆိုခြင်းကို။ ဝါ၊ အဖြေကို။) ကုရုတု၊ ပြုတော်မူပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ သနက္ခိ-မာရော၊ သော။ ဗြဟ္မာ၊ သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကိ။ ဧတံ ဝစနံ၊ ကိ။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။

“(ဗြာဟ္မဏ၊ ပုဏ္ဏား။) ကောဓော စ၊ အမျက်ထွက်ခြင်း လက္ခဏာရှိသော ဒေါသလည်းကောင်း။ မောသဝဇ္ဇံ စ၊ မုသား ဆိုခြင်းလည်းကောင်း။ ဝါ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန် သောစကားကို ဆိုခြင်းလည်းကောင်း။ နိကတိံ စ၊ အတူပြု၍ ကောက်ကျစ်စဉ်းလဲခြင်းလည်းကောင်း။ ဒုဗ္ဗော စ၊ အဆွေ ခင်ပွန်းကိုပြစ်မှားခြင်းလည်းကောင်း။ ကဒရိယတာ စ၊ ကောက် ကျစ်ဝန်တို့ မပေးမလှူလိုသည်၏အဖြစ်ဟူသော ကြမ်းတမ်း သော မစ္ဆရိယလည်းကောင်း။ အတိမာနော စ၊ မိမိ၌ထင်ရှား ရှိသော ယုတ်ညံ့အောက်ကျသည်၏အဖြစ်ကို လွန်၍ မှတ်ထင် အောက်မေ့တတ်သော မာနလည်းကောင်း။ ဝါ၊ မိမိ၌ထင်ရှား ရှိသည်၏အဖြစ်ကို လွန်၍ မှတ်ထင်အောက်မေ့တတ်သော မာန လည်းကောင်း။ ဥသုယာ စ၊ တပါးသောသူတို့၏ စည်းစိမ်ကို ငြုစုစောင်းမြောင်းခြင်းလည်းကောင်း။ ဣစ္ဆာ စ၊ အလိုရှိ တတ်သော တဏှာလည်းကောင်း။ ဝိဝိစ္ဆာ စ၊ မိမိစည်းစိမ်ကို လျှိုဝှက်ခြင်း၊ တပါးသောပုဂ္ဂိုလ်တို့နှင့် ဆက်ဆံသည်၏အဖြစ်ကို သည်းမခံနိုင်ခြင်း၏ အစွမ်းအားဖြင့် အထူးထူး အပြားပြား အလိုရှိသော နူးညံ့သော မစ္ဆရိယလည်းကောင်း။ ပရဟေဋ္ဌနာ စ၊ တပါးသောသူတို့ကို ညှဉ်းဆဲနှိပ်စက်ခြင်းလည်းကောင်း။ လောဘော စ၊ မိမိ၊ သူတပါး နှစ်ဦးသား၏စည်းစိမ်ကို တပ်တတ် သော လောဘလည်းကောင်း။ ဒေါသော စ၊ ပြစ်မှားတတ် သော ဒေါသလည်းကောင်း။ မဒေါ စ၊ မာန်ယစ်တတ်သော မာနလည်းကောင်း။ မောဟော စ၊ တွေဝေတတ်သော မောဟ လည်းကောင်း။ (ဣတိ၊ သို့။ စုဒ္ဒသသု၊ တဆယ့်ခလးပါးကုန် သော။) ဧတေသု ကိလေလေသု၊ ဤ ပုပန်စေတတ်နှိပ်စက်တတ် သောတရားတို့၌။ ယုတ္တာ၊ ယှဉ်သော။ (ပဇာ၊ သတ္တဝါအပေါင်း သည်။) အနိရာမဂန္ဓာ၊ စိမ်းစိုပျက်ညှိသော ကိလေသာတည်းဟူ သော အနံ့မရှိသည် မဟုတ်သည်။ ဝါ၊ စိမ်းစိုပျက်ညှိသော ကိလေ သာတည်းဟူသော အနံ့ရှိသည်။ အာပါယိကာ၊ သည်။ နိဝုတ-

ဗြဟ္မာလောကာ၊ ပိတ်ဆို့ အပ်ပြီးသော ဗြဟ္မာ့ပြည် ရှိသည်။
ဟောတံ၊ ဧ”။ ဣတံ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ သနက္ခမာရဗြဟ္မာက ပြောဆိုအပ်သည်ရှိသော်။ မဟာ-
ဂေါဝိန္ဒော၊ သော။ ဗြဟ္မာဏော၊ သည်။ သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊ ကို။ ဧတံ
ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ယထာ၊ အကြင်
သို့သော အခြင်းအရာအားဖြင့်။ ဘောတော၊ သည်။ အာမဂန္ဓော၊ တို့ကို။
ဘာသမာနဿ၊ စဉ်။ အဟံ၊ သည်။ အာဇာနာမိ၊ သိရပါ၏။ (တထာ၊
အားဖြင့်။ (တေ အာမဂန္ဓော၊ ထို အာမဂန္ဓတရားတို့ကို။ ဝါ၊ တို့သည်။ ဝါ၊
ထိုစိမ်းစိုပျက်ညီသော အနံ့ရှိသော တရားတို့သည်။ အဂါရံ၊ အိမ်ကို။ အဇ္ဈာဝ-
သတာ၊ စိုးအုပ်သမှု ပိုင်းခြားပြု၍နေသော။ တနည်း။ အဂါရံအဓိ၊ အိမ်၌။
အာဝသတာ၊ ပိုင်းခြား၍နေသော။ (ပုဂ္ဂလေန၊ ပုဂ္ဂိုလ်သည်။) န သုနိမ္မဒယာ၊
လွယ်လွယ်ကူကူ မညှိုးနွမ်းစေအပ်နိုင်ပါကုန်။ ဝါ၊ လွယ်လွယ်ကူကူ မပစ်ပယ်အပ်
နိုင်ပါကုန်။ ဝါ၊ ညှိုးနွမ်းစေခြင်းငှါ မလွယ်ကူပါကုန်။ ဝါ၊ ပစ်ပယ်ခြင်းငှါ
မလွယ်ကူပါကုန်။ ဘော၊ အရှင်ဗြဟ္မာ၊ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မာ
၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဒိဿာမိ၊ ကပ်ရောက်ပါတော့အံ့။ ဝါ၊
ကျင့်ပါတော့အံ့”။ ဣတံ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ မဟာ-
ဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊
သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြဟ္မာဏံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။)
ကိံ၊ သို့။ အဝေါစ၊ နည်း?။

ဒါနိ၊ ဌံ။ ဘဝံ ဂေါဝိန္ဒော။ သည်။ ယဿ ပဗ္ဗဇနဿ၊ အကြင်ရဟန်းပြုခြင်း၏။
ကာလံ၊ အခါကို။ မညသိ၊ သိ၏။ (ဣဒံ ပဗ္ဗဇနံ၊ ဤရဟန်းပြုခြင်းသည်။ ဟောတု၊
ဖြစ်ပါစေလော့။ သော၊ သွယ်သွယ်ဖြာဖြာ မတွယ်တဘတ် လွယ်စွာခိဋ္ဌာန် စိတ်
အကြံဖြင့် နိဗ္ဗာန်ကြံငြိမ်း စိတ်သန်မှန်း၍ ရဟန်းပြုခြင်းသည်။ ဗုဒ္ဓတန္တံ၊ ဘုရား
လောင်းလျှာ သူတော်စွာတို့ စဉ်လာထုံးဟောင်း ဓမ္မတာလမ်းကြောင်းကြီး
ပါတည်း။)” ဣတံ၊ သို့။ အဝေါစ၊ ပြီ။

ရေဏုရာဇအာမန္တနာ

၃၂၀။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္ဆာ၊ ဈာန်ကျောင်း၌
သနက္ခမာရဗြဟ္မာနှင့် စကားပြောပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊
သော။ ဗြဟ္မာဏော၊ သည်။ ယေန ဌာနေန၊ ဌံ။ ရေဏု၊ သော။ ရာဇော၊ သည်။
အတ္ထိ၊ ဧ။ တေန ဌာနေန၊ သို့။ ဥပသကံမိ၊ ဧ။ ဥပသကံမိတော၊ ပြီး၍။ ရေဏု၊
သော။ ရာဇာနံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။

“ယော ပုရောဟိတော၊ သည်း။ ဘောတော၊ ဧ။ ရဇ္ဇံ၊ မင်း၏အဖြစ်ကို။ ဝါ၊ မင်း၏ဥစ္စာဖြစ်သော တိုင်းပြည်ကို။ အနုသာသိဿတိ၊ ဆုံးမနိုင်ပါလိမ့်လတ္တံ့ ။ ဣဒါနိ၊ ဤ။ ဘဝံ၊ အရှင်သည်။ အညံ၊ အကျွန်ုပ်မှ တပါးသော။ တံ ပုရောဟိတံ၊ ထိုပုရောဟိတ်ကို။ ပရိယေသတု၊ ရှာမှီးပါလော့။ ဘော၊ အရှင်။ အဟံ၊ အကျွန်ုပ်သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမိတော၊ ဤ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိတံ၊ ကပ်ရောက်ခြင်းငှါ။ ဝါ၊ ကျင့်ခြင်းငှါ။ ဣစ္ဆာမိ၊ ဧ။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ မေ၊ အကျွန်ုပ်သည်။ (ဧတံ ဝစနံ၊ ဤ စကားကို။) ဗြဟ္မုနော၊ သနက်မာရဗြဟ္မာသည်။ အာမဂန္ဓေ၊ တို့ကို။ ဘာသမာနဿ၊ ပြောဟောစဉ်။ သုတံ၊ ကြားအပ်ပါပြီ။ တထာ၊ ထိုသို့သောအခြင်းအရာအားဖြင့်။ တေ အာမဂန္ဓာ၊ ထိုအာမဂန္ဓတရားတို့ကို။ ဝါ၊ တို့သည်။ ဝါ၊ ထိုစိမ်းစိုပူတ်ညှိသော အနံ့ရှိသော တရားတို့ကို။ အဂါရံ၊ ကို။ အဇ္ဈာဝသတာ၊ သော။ တနည်း။ အဂါရံ အမိ၊ အိမ်၌။ အာဝသတာ၊ သော။ ပုဂ္ဂလေန၊ သည်း။ န သုနိမ္မဒယာ၊ လွယ်လွယ်ကူကူ မညှိုးနွမ်းစေအပ်ပါကုန်။ ဘော၊ အရှင်။ အဟံ၊ သည်း။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မံ၊ ဤ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ အံ” ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဣတိ သို့။ ဝတော၊ ပြောဆိုပြီး၍။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစ၊ ပြောဆိုပြန်ပြီ။) ကိံ ၊ သို့။ အဝေါစ၊ နည်း?။

“အဟံ၊ အကျွန်ုပ်သည်။ ရေဏံ၊ သော။ ဘူမိပတိံ ၊ ရေ မြေအရှင်ဖြစ်သော။ ရာဇာနံ၊ ကို။ အာမန္တယာမိ၊ ခွင့်ပန်ပါ ဧ။ တံ၊ အရှင်သည်။ (တဝ၊ ဧ။) ရဇ္ဇေန၊ ဖြင့်။ ပဇာနဿ၊ သိပါလော့။ အဟံ၊ သည်း။ ပေါရောဟိဇ္ဇေ၊ ပုရောဟိတ်အဖြစ်၌။ န ရမေ၊ မမွေ့လျော်ပါ။” ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ ရေဏံ၊ သော။ ရာဇာ၊ သည်း။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ ၊ သို့။ အဝေါစ၊ နည်း?။

“(မဟာဂေါဝိန္ဒ၊ န္ဓ။ တေ၊ သင့်အား။ ကာမေဟိ၊ ကာမဂုဏ် တို့မှ။ ဝါ၊ အလိုရှိအပ် တောင့်တအပ်သော စည်းစိမ်တို့မှ။ ဥိနံ၊ ယုတ်လျော့သည်၏အဖြစ်သည်။ သစေ ဟောတိ၊ အကယ်၍ ဖြစ်ခဲ့အံ့။ ဧဝံ သတိ၊ ဤသို့ ဖြစ်ခဲ့သည်ရှိသော်။ အဟံ၊ သည်း။ တေ၊ ဧ။ (ကာမေ၊ ကာမဂုဏ်တို့ကို။) ပရိပူရယာမိ၊ ပြည့်စေ ပါအံ့။ ဝါ၊ ဖြည့်ပါအံ့။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ တံ၊ ကို။ ဟိံ သတိ၊ ညှဉ်းဆဲခဲ့အံ့။ အဟံ၊ သည်း။ တံ ပုဂ္ဂလံ၊ ကို။ ဝါရေမိ၊ တားမြစ်ပါအံ့။ ဂေါဝိန္ဒ၊ န္ဓ။ (အထ ဝါ၊ တနည်း မှာကား။) အဟံ၊ သည်း။ ဘူမိသေနာပတိံ၊ ရေ၊ မြေအရှင်၊

စစ်သည် အရှင်ပါတည်း။ (သွာဟံ သော အဟံ၊ ထိုအကျွန်ုပ် သည်။ ဣမံ ရဇံ၊ ကို။ တုမေယေဝ၊ အရှင်တို့ကိုသာလျှင်။ ပဋိစ္ဆာပေဿာမိ၊ ဝန်ခံပါစေအံ့။ ဝါ၊ အပ်နှင်းပါအံ့။)

တုဝံ၊ အရှင်သည်။ (မေ၊ ဧ၊) ပိတာ၊ အဘပါတည်း။ ဝါ၊ အဘအရာ၌ တည်ရပါလိမ့်လတ္တံ့။ အဟံ၊ သည်။ (တေ၊ ဧ၊) ပုတ္တော၊ သားပါတည်း။ ဝါ၊ သားအရာ၌ တည်ရပါလိမ့် လတ္တံ့။ ဂေါဝိန္ဒ၊ န္ဒ။ (သော တံ၊ ထိုသင်သည်။) မမ၊ ဧ၊ မနံ၊ စိတ်ကို။ ဟရိတု၊ ပယ်ရှား၍။ အတ္တနောယော၊ မိမိ၏သာ လျှင်။ မနော၊ စိတ်ကို။ ပါဇေဟိ၊ စိတ်တိုင်းကျဖြစ်ပါစေလော့။

[ဤကား “မနော ဂေါဝိန္ဒ ပါဇေဟိ” ဟူသော ပါဠိနှင့် အညီ ယောဇနာအပ်သော အနက်တည်း။]

တနည်း။ တုဝံ၊ သည်။ (မေ၊ ဧ၊) ပိတာ၊ အဘပါတည်း။ ဝါ၊ အဘအရာ၌ တည်ပါလော့။ အဟံ၊ သည်။ (တေ၊ ဧ၊) ပုတ္တော၊ သားပါတည်း။ ဝါ၊ သားအရာ၌ တည်ပါအံ့။ ဂေါဝိန္ဒ၊ န္ဒ။ (တံ၊ သည်။) နော၊ အကျွန်ုပ်တို့ကို။ မာ ပဇေဟိ၊ မစွန့် ပါလင့်”။

[ဤကား “မာ နော ပဇေဟိ” ဟူသောပါဠိနှင့်အညီ ယော- ဇာနာအပ်သော အနက်တည်း။] ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ပုတ္တေ၊ ရေဏုမင်းက ပြောဆိုအပ်သည်ရှိသော်။ မဟာဂေါ- ဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ရေဏု၊ သော။ ရာဇာနံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။

“(ဘော၊ အရှင်။) မေ၊ အား။ ကာမေဟိ၊ တို့မှ။ ဦနံ၊ သည်။ န အတ္ထိ၊ မရှိပါ။ မေ၊ အား။ ဝါ၊ ကို။ ဟိံ သိတာ၊ ညှဉ်းဆဲနိပ်စက်တတ်သော ပုဂ္ဂိုလ်သည်။ န ဝိဇ္ဇတိ၊ မရှိပါ။ (ယသ္မာ၊ ကြောင့်။) အဟံ၊ သည်။ အမနုဿဝစော၊ လူနှင့် တူသော သနက်မာရဗြဟ္မာ၏ စကားကို။ (အဿောသိံ၊ ကြားသိရပါပြီ။) တသ္မာ သုတု၊ ထိုသို့ ကြားသိခြင်းကြောင့်။ အဟံ၊ သည်။ (ဂေဟေ၊ အိမ်၌။) န ရမေ၊ မမွေ့လျော်နိုင် တော့ပါ”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ပုတ္တေ၊ မဟာဂေါဝိန္ဒပုတ္တာက ပြောဆိုအပ်သည်ရှိသော်။ ရေဏု၊ သော။ ရာဇာ၊ သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။

☞ “(ဘော၊ အရှင်ဂေါဝိန္ဒ။) အမနုဿော၊ လူနှင့်တူသော သနက္ခမာရဗြဟ္မာသည်။ ကထံဝဏ္ဏော၊ အဘယ်သို့ အဆင်းရှိပါ သနည်း။ ယဉ္ဇ အတ္တံ၊ အကြင်အနက်ကိုလည်း။ ဝါ၊ အကြင် အကြောင်းကိုလည်း။ သုတ္တာ၊ ရှိ။ နော၊ အကျွန်ုပ်တို့၏။ ဂေဟေ စ၊ အိမ်တို့ကိုလည်းကောင်း။ ဧကဝေလီ၊ တယောက် မကြွင်း ခပင်းညှိ အလုံးစုံကုန်သော။ အမေ၊ စ၊ အကျွန်ုပ်တို့ ဇမ္ဗုဒိပ်သားတို့ကိုလည်းကောင်း။ ဇဟာသိ၊ စွန့်ခွဲ၏။ ကိံ၊ အဘယ်သို့သော သဘောရှိသော။ တံ အတ္တံ၊ ကို။ တေ၊ အား။ အမနုဿော၊ သည်။ အဘာသထ၊ ပြောဟောပါသနည်း။”
ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဝေံ၊ သို့။ ဝုတ္တေ၊ ရေဏုမင်းက ပြောဆိုအပ်သည်ရှိသော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ရေဏု၊ သော။ ရာဇာနံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။

“မေ၊ သည်။ ပုဗ္ဗေ၊ ရှေး၌။ ဝါ၊ က။ ဥပဝုတ္တဿ၊ ဈာန် ကျောင်းသို့ ကပ်ရောက်၍နေစဉ်။ ဝါ၊ လေးလပတ်လုံး ဧကိ ဘာဝသိုကပ်၍ ကျင့်သုံးစဉ်။ မေ၊ သည်။ ယိဋ္ဌကမဿ၊ ပူဇော်ခြင်းငှါ အလိုရှိသည်ဖြစ်၍။ သတော၊ ဖြစ်စဉ်။ ကုသပတ္တ- ပရိတ္တတော၊ သမန်းရွက်တို့ဖြင့် ယဇ်တိုင်၏ ဝန်းကျင်ပတ်လည် အရပ်တို့၌ ခင်းအပ်သော။ အဂ္ဂိ၊ မီးသည်။ ဝါ၊ မီးကို။ ပဇ္ဇ- လိတော၊ တောက်ပစေအပ်သည်။ ဝါ၊ ညှိထွန်းအပ်သည်။ အာသိ၊ ဖြစ်ပါပြီ။

တတော၊ ထိုမီးပျိုးပြီးရာ ကာလမှ။ (ပရံ၊ နောက်၌။) ဗြဟ္မဇောကာ၊ ၌။ သနန္တနော၊ ရှေး၌ဖြစ်ဘူးသော။ ဗြဟ္မာ၊ သနက္ခမာရဗြဟ္မာသည်။ မေ၊ ၏။ သမ္မုခေ၊ မျက်မှောက်၌။ ပါတုရဟု၊ ထင်ရှားဖြစ်ပေါ်လာပါပြီ။ သော ဗြဟ္မာ၊ သည်။ မေ၊ အား။ ယံ ပဉ္စံ၊ အကြင်ပြုဿနာကို။ ဝိယာကာသိ၊ ထင်စွာပြုပါပြီ။ ဝါ၊ ပြောဟောပါပြီ။ တံ ပဉ္စံ၊ ကို။ သုတ္တာ၊ ကြားရ၍။ ဂေဟေ ၌။ န ရမေ၊ ပါ”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဝေံ၊ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ ရေဏု၊ သော။ ရာဇာ၊ သည်။ ဗဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။

ဂေါဝိန္ဒ၊ န္ဒ။ တံ၊ သည်။ ယံ ပဉ္စံ၊ ကိ။ တာသသိ၊ ပြောဆို
 ခဲ့၏။ ဘောတော၊ ၏။ (တံ ပဉ္စံ၊ ကိ။) အဟံ၊ သည်။ သဒ္ဓု-
 ဟာမိ၊ ယုံကြည်ပါ၏။ (တုမေ၊ တို့သည်။) အမနုဿဝစော၊ ကိ။
 သုတော၊ ရှိ။ ဝါ၊ သော်။ အညထာ၊ ရဟန်းပြုခြင်းမှ တပါး
 သောအခြင်းအရာအားဖြင့်။ ကထံ၊ သို့။ ဝါ၊ ပုံ။ ဝါ၊ အားဖြင့်။
 ဝတ္တေထ၊ ကျင့်နိုင်ကြပါကုန်အံ့နည်း။ တေ မယံ၊ ထိုအကျွန်ုပ်
 တို့သည်။ တံ၊ အရှင်သို့သာလျှင်။ အနုဝတ္တိဿာမ၊ အတု
 လိုက်၍ ကျင့်ကြပါကုန်အံ့။ ဂေါဝိန္ဒ၊ န္ဒ။ ဘဝံ၊ သည်။ နော၊
 တို့၏။ သတ္တာ၊ ဆရာပါတည်း။ ဝေဠုရိယော၊ ကြောင်မျက်ရွဲ
 ဟုဆိုအပ်သော။ မဏိ၊ ပတ္တမြားသည်။ အကာစော၊ မကြမ်း
 တမ်းသည်။ ဝါ၊ အပြစ်အဆာအနာမရှိသည်။ ဝိမလော၊ အညစ်
 အကြေးမှ ကင်းသည်။ သုတော၊ တင့်တယ်သည်။ ဝါ၊
 တောက်ပသည်။ ဟောတိ ယထာ၊ ကဲ့သို့။ (မယံ၊ တို့သည်။)
 ဝေံ၊ တူ။ ဂေါဝိန္ဒဿ၊ ၏။ အနုသာသနေ၊ ဆုံးမရာသာသနာ၌။
 သုဒ္ဓါ၊ ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်
 ကုန်သည်။ (ဟုတော၊ ကုန်၍။) စရိဿာမ၊ ကျင့်ကြပါကုန်အံ့”။
 ဣတိ၊ သို့။ အဝေါစ၊ ပြီ။

ဣတိ၊ သို့။ ဝတော၊ ပြီး၍။ “ဘဝံ ဂေါဝိန္ဒော၊ သည်။ အဂါရသ္မာ၊ မှ။
 (နိက္ခမ္မ၊ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကိ။ သစေ ပဗ္ဗဇိဿတိ၊ အကယ်၍ရဟန်း
 ပြုလတ္တံ့အံ့။ ဝေံ ပဗ္ဗဇန္တေ၊ ဤသို့ရဟန်းပြုသည်ရှိသော်။ မယံပိ၊ တို့သည်လည်း။
 အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကိ။ ပဗ္ဗဇိဿာမ၊ ကပ်
 ရောက်ကြပါကုန်အံ့။ ဝါ၊ ရဟန်းပြုကြပါကုန်အံ့။ အထ၊ ထိုသို့ရဟန်းပြုကြကုန်
 သည်ရှိသော်။ တေ၊ အား၊ ဝါ၊ ၏။ ယာ ဂတိ၊ အကြင်ဂတိသည်။ ဝါ၊ အကြင်
 လားအပ်-ရောက်အပ်သော ဘဝသည်။ (အတ္ထိ၊ ၏။) သာ ဂတိ၊ သည်။ နော၊
 တို့၏။ ဂတိ၊ သည်။ ဘဝိဿတိ၊ ဖြစ်ပါလိမ့်လတ္တံ့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

ဆခတ္တိယအာမန္တနာ

၃၂၂။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ ပြောဆိုကြပြီးရာ
 ကာလမှနောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ယေန ဌာနေန၊
 ဌံ။ ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ ထိုမင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တေန
 ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတော၊ ရှိ။ ဆ၊ ခြောက်ယောက်ကုန်
 သော။ တေ ခတ္တိယေ၊ တို့ကို။ တေံ ဝစနံ၊ ကိ။ အဝေါစ၊ ပြီ။ ကိံ၊ သို့။

အဝေါစ၊ နည်း?။ “ဒါနိ၊ ဌိ။ ယော ပုရောဟိတော၊ သည်။ ဘဝန္တာနံ၊ အရှင်
 တို့၏။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ဝါ၊ မင်း၏ဥစ္စာဖြစ်သော တိုင်းပြည်ကို။ အနုသာ-
 သိဿတိ၊ ဆုံးမနိုင်ပါလိမ့်လတ္တံ့။ အညံ၊ အကျွန်ုပ်မှတစ်ပါးသော။ တံ ပုရောဟိ-
 တံ၊ ကို။ ဣဒါနိ၊ ဌိ။ ဘဝန္တာ၊ တို့သည်။ ပရိယေသန္တု၊ ရှာမှီးကြပါကုန်လော့။
 ဘော၊ အိုမင်းအပေါင်းတို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ရှိ။)
 အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိတံ၊ ကပ်ရောက်ခြင်းငှါ။ ဝါ၊ ကျင့်ခြင်းငှါ။
 ဣစ္ဆာမိ၊ အလိုရှိပါ၏။ ယထာ၊ အားဖြင့်။ မေ၊ သည်။ (တေ ဝစနံ၊ ကို။)
 ဗြဟ္မာနော၊ သည်။ အာမဂန္ဓေ၊ တို့ကို။ ဘာသမာနဿ၊ စဉ်။ သုတံ၊ ပါပြီ။
 (တထာ၊ အားဖြင့်။) တေ အာမဂန္ဓာ၊ တို့ကို။ ဝါ တို့သည်။ အဂါရံ၊ ကို။
 အဇ္ဈာဝသတာ၊ သော။ တနည်း။ အဂါရံ အဓိ၊ ဌိ။ အာဝသတာ၊ သော။
 (ပုဂ္ဂလေန၊ သည်။) န သနိမ္မဇယာ၊ ကုန်။ ဘော၊ တို့။ အဟံ၊ သည်။
 အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ အံ့။
 ဣတိ၊ သို့။ အဝေါစ၊ ပြီ။

ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္ဆာ၊ ခွင့်ပန်ပြီးရာကာလမှ နောက်
 ဌိ။ ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ ဧကမန္တံ၊ တခုသော အစွန်အဖျား
 အနားအရပ်သို့။ အပက္ကမ္မာ ဖဲကြကုန်၍။ ဧဝံ၊ သို့။ သမစိန္တေသံ၊ အညီအမျှ
 ကြံကြကုန်ပြီ။ ဝါ၊ သဘောတူ ကြံကြကုန်ပြီ။ ကိံ၊ သို့။ သမစိန္တေသံ၊
 ကုန်သနည်း?။ “ဣမေ ဗြာဟ္မဏာနာမ၊ ဣပုဏ္ဏားတို့မည်ကုန်သည်။ ဓနလုဒ္ဓါ၊
 ဥစ္စာဌိ တပ်မက်မောကြကုန်၏။ မယံ၊ တို့သည်။ မဟာဂေါဝိန္ဒံ၊ သော။
 ဗြာဟ္မဏံ၊ ကို။ ဓနေန၊ ဥစ္စာဖြင့်။ သိက္ခေယျာမ၊ အများကောင်းကောင်း
 အများပေါင်း၍ ဖြားယောင်းကြရပါကုန်မှုကား။ ယန္တု၊ စွ။ ဝါ၊ ရာ၏”။
 ဣတိ ဧဝံ၊ သို့။ သမစိန္တေသံ၊ ကုန်ပြီ။ (ဣတိ၊ သို့။ သမစိန္တေတံ၊ ကုန်ပြီး၍။)
 တေ ရာဇာနော၊ တို့သည်။ မဟာဂေါဝိန္ဒံ၊ သော။ ဗြာဟ္မဏံ၊ ကို။ ဝါ၊ သို့။
 ဥပသကံမိတွာ၊ ကုန်၍။ ဧဝံ၊ သို့။ အာဟံသု၊ ကုန်ပြီ။ ကိံ၊ သို့။ အာဟံသု၊
 ကုန်သနည်း?။ “ဘော၊ အရှင်မဟာဂေါဝိန္ဒံ။ သတ္တသု၊ ကုန်သော။ ဣမေသု
 ရဇ္ဇေသု၊ တို့ဌိ။ ပဟူတံ၊ များသောအပြားရှိသည်ဖြစ်၍ ဖြစ်သော။ ဝါ၊
 များသော။ သာပတေယံ၊ ဥစ္စာနှစ်သည်။ သံဝိဇ္ဇတိ ခေါ၊ ရှိသည်သာ။
 တတော သာပတေယုတော၊ ထိုဥစ္စာနှစ်မှ။ ဘောတော၊ အား။ ယာဝ-
 တကေန၊ အကြင်မျှလောက် အတိုင်းအရှည်ရှိသော။ (ဓနေန၊ ဖြင့်။)
 အတ္ထော၊ အလိုသည်။ (အတ္ထိ၊ ၎င်း။ တာဝတကံ၊ ထိုမျှလောက် အတိုင်း
 အရှည်ရှိသော။ (နေ၊ ကို။) အာဟရိယတံ၊ ဆောင်ယူအပ်ပါလော့”။ ဣတိ
 ဧဝံ၊ သို့။ အာဟံသု၊ ကုန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ မင်းတို့ကပြောဆိုအပ်သည်
 ရှိသော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ဆ၊ ကုန်သော။

တေ ခတ္တိယေ၊ တို့ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊
 နည်း?။ “ဘော၊ အိုမင်းအပေါင်းတို့။ အလံ၊ မသင့်။ ဝါ၊ မတော်။ ဘဝန္တာနံ-
 ယေဝ၊ အရှင်တို့၏သာလျှင်။ ဝါဟသ၊ အကြောင်းကြောင့်။ ဝါ၊ အစွမ်းကြောင့်။
 မမ၊ ၏။ ဣဒံ သာပတေယံပိ၊ သည်လည်း။ ပဟူတံ၊ သည်။ (ဟောတိ၊ ၏။)
 အဟံ၊ သည်။ သဗ္ဗံ၊ သော။ တံ သာပတေယံ၊ ကို။ ပဟာယ၊ ပယ်စွန့်၍။
 အဂါရသ္မာ၊ မှ။ (နိက္ခမ္မာ၊ ၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ ပါအံ။
 ယထာ၊ အားဖြင့်။ မေ၊ သည်။ (ဧတံ ဝစနံ၊ ကို။) ဗြဟ္မာနော၊ သည်။ အာမ-
 ဂန္ဓော၊ တို့ကို။ ဘာသမာနဿ၊ ဧည့်။ သုတံ၊ အပ်ပါပြီ။ (တထာ၊ အားဖြင့်။)
 တေ အာမဂန္ဓာ၊ တို့ကို။ ဝါ၊ တို့သည်။ အဂါရံ၊ ကို။ အဇ္ဈာဝသတာ၊ သော။
 (ပုဂ္ဂလေန၊ သည်။) န သုနိမ္မဒယာ၊ ကုန်။ ဘော၊ တို့။ အဟံ၊ သည်။ အဂါ-
 ရသ္မာ၊ မှ။ (နိက္ခမ္မာ၊ ၍။) အနဂါရိယံ၊ သို့။ ပဗ္ဗဇိဿာမိ၊ အံ”။ ဣတိ၊ သို့။
 အဝေါစ၊ ပြီ။

ဘော၊ အိုနတ်များအပေါင်းတို့။ အထ တသ္မိံ ကာလေ၊ မဟာဂေါဝိန္ဒ
 ပုဏ္ဏားက ပြောဆိုရာ ထိုအခါ၌။ ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။
 ဧကမန္တံ၊ သို့။ အပက္ကမ္မာ၊ ကုန်၍။ ဧဝံ၊ သို့။ သမစိန္တေသံ၊ ကုန်ပြီ။ ကိံ၊
 သို့။ သမစိန္တေသံ၊ ကုန်သနည်း?။ ဣမေ ဗြာဟ္မဏာ နာမ၊ မည်ကုန်သည်။
 ဣတ္ထိလုဒ္ဓါ၊ မိန်းမ၌ တပ်မက်မောကြကုန်၏။ မယံ၊ တို့သည်။ မဟာဂေါဝိန္ဒ၊
 သော။ ဗြာဟ္မဏံ၊ ကို။ ဣတ္ထိဟိ၊ မိန်းမတို့ဖြင့်။ သိက္ခေယျာမ၊ ပါကုန်မ
 ကား။ ယံနုန၊ စူ။ ဝါ၊ ရာ၏”။ ဣတိ ဧဝံ၊ သို့။ သမစိန္တေသံ၊ ကုန်ပြီ။
 (ဣတိ၊ သို့။ သမစိန္တေသံ၊ ကုန်ပြီ ၍။) ဆ၊ ကုန်သေဝ။ တေ ခတ္တိယာ၊
 တို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ သို့။ ဝါ၊ ကို။ ဥပသကံမိတွာ၊
 ကုန်၍။ ဧဝံ၊ သို့။ အာဟံသု၊ ကုန်ပြီ။ ကိံ၊ သို့။ အာဟံသု၊ ကုန်သနည်း?။
 “ဘော၊ အရှင်မဟာဂေါဝိန္ဒ။ သတ္တသု၊ ကုန်သော။ ဣမေသု ရဇ္ဇေသု၊ တို့၌။
 ပဟူတာ၊ ကုန်သော။ ဣတ္ထိယော၊ တို့သည်။ သံဝိဇ္ဇန္တိ ခေါ၊ ကုန်သည်သာ။
 တတော ဣတ္ထိဟိ၊ တို့မှ။ ဘောတော၊ အား။ ယာဝတိကာဟိ၊ အကြင်မျှ
 လောက် အတိုင်းအရှည်ရှိကုန်သော။ (ဣတ္ထိဟိ၊ တို့ဖြင့်။) အတ္ထော၊ သည်။
 (အတ္ထိ၊ ၏။) တာဝတိကာ၊ သော။ (ဣတ္ထိ၊ ကို။) အာနိယတံ၊ ဆောင်ယူအပ်ပါ
 လော့”။ ဣတိ ဧဝံ၊ သို့။ အာဟံသု၊ ကုန်ပြီ။ ဧဝံ၊ သို့။ ဝုဒ္ဓတ္တ၊ မင်းတို့က ပြောဆို
 အပ်သည်ရှိသော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ဆ၊ ကုန်သော။
 တေ ခတ္တိယေ၊ တို့ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊
 နည်း?။ “ဘော၊ တို့။ အလံ၊ မသင့်။ ဝါ၊ မတော်။ မမ၊ အား။ စတ္တာ-
 ရိသာ၊ လေးဆယ် အတိုင်းအရှည်ရှိသော။ သာဒိသိယော၊ ဇာတ်အားဖြင့်
 တူကုန်သော။ တာ ဘရိယာပိ၊ ထိုမယားတို့သည်လည်း။ သန္တိ၊ ကုန်၏။ အဟံ၊

သည်။ သဗ္ဗာ၊ ကုန်သော။ တာပိ ဘရိယာ၊ တို့ကိုလည်း။ မဟာယ၊ ရှိ။ အဂါ-
 ရသ္မာ၊ မှ။ (နိက္ခမ္မ၊ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိယာမိ၊ အံ။
 ယထာ၊ အားဖြင့်။ မေ၊ သည်။ (ဧတံ ဝစနံ၊ ကို။) ဗြဟ္မာနော၊ သည်။
 အာမဂန္ဓေ၊ တို့ကို။ ဘာသမာနဿ၊ စဉ်။ သုတံ၊ အပ်ပါပြီ။ (တထာ၊ အားဖြင့်။)
 တေ အာမဂန္ဓာ၊ တို့ကို။ ဝါ၊ တို့သည်။ အဂါရံ၊ ကို။ အဇ္ဈဝသတာ၊ သော။
 (ပုဂ္ဂလေန၊ သည်။) န သုနိမ္မဒယာ၊ ကုန်။ ဘော၊ တို့။ အဟံ၊ သည်။ အဂါ-
 ရသ္မာ၊ မှ။ (နိက္ခမ္မ၊ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိယာမိ၊ အံ။
 ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၃၂၃။ (ဧဝံ၊ သို့။ ဝုတ္တော၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။
 ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊
 ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။
 ဘဝံ ဂေါဝိန္ဒော၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊
 ကို။ သစေ ပဗ္ဗဇိယတိ၊ ခဲ့အံ။ ဧဝံ ပဗ္ဗဇန္တေ၊ သော်။ မယမ္ပိ၊ တို့သည်။ အဂါ-
 ရသ္မာ၊ မှ။ (နိက္ခမ္မ၊ ကုန်ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိယာမိ၊ ကုန်အံ။
 အထ၊ ထိုသို့ရဟန်းပြုကြကုန်သည်ရှိသော်။ တေ၊ ၏။ ယာ ဂတိ၊ သည်။ (အတ္ထိ၊
 ၏။) သာ ဂတိ၊ သည်။ နော၊ တို့၏။ ဂတိ၊ သည်။ ဘဝိယတိ၊ လတ္တံ့။ ဣတိ၊
 သို့။ အဝေါစံ၊ ကုန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ မဟာဂေါဝိန္ဒော၊ သော။
 ဗြာဟ္မဏော၊ သည်။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊
 နည်း?။

ယတ္ထ ယေသု ကာမေသု၊ အကြင်ဝတ္ထုကာမ၊ ကိလေသာ
 ကာမတို့၌။ ပုထုဇ္ဇနော၊ ပုထုဇန်အပေါင်းသည်။ သတ္တော၊
 ကပ်ငြိပြီ။ တာနိ ကာမာနိ၊ ထိုဝတ္ထုကာမ၊ ကိလေသာကာမတို့ကို။
 (တုမော၊ တို့သည်။) သစေ ဇဟထ၊ အကယ်၍ စွန့်ကြကုန်အံ။
 (ဧဝံ ဇဟန္တေသု၊ ကုန်သည်ရှိသော်။ တုမော၊ တို့သည်။)
 အာရမ္မဂေါ၊ တန်းခိုးထွားထွား အကျိုးများအောင် ကြိုးအား
 ထုတ်ကြကုန်လော့။ ဒဠာ၊ မြဲမြံတည်တံ့ အရှည်ခံကြကုန်သည်။
 ခန္တိဗလသမာဟိတာ၊ သည်းခံခြင်းဟူသောအားဖြင့် ကောင်းစွာ
 အာရုံ၌ ထားအပ်ပြီးသော စိတ်ရှိကြကုန်သည်။ ဝါ၊ သည်းခံခြင်း
 ဟူသောအားနှင့် ပြည့်စုံကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်
 လော့။

သေ သော မဂ္ဂေါ၊ ဤကရုဏာတည်းဟူသော လမ်း
 ကြောင်းသည်။ ဗြဟ္မလောကုပပတ္တိယာ၊ ဗြဟ္မာ့ပြည်သို့ ကပ်
 ရောက်ခြင်းငှါ။ ဝါ၊ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ခြင်း၌။ ဥဇ-

မဂ္ဂေါ၊ ဖြောင့်ဖြောင့်မတ်မတ် သွားရောက်အပ်သော လမ်းရိုး
 လမ်းဟောင်းကြီးပါပေတည်း။ သေသော မဂ္ဂေါ၊ သည်။
 ဗြဟ္မလောကုပပတ္တိယာ၊ ငှါ။ ဝါ၊ ဌ။ အနုတ္တရော၊ မိမိကို
 လွန်သော တရားမရှိသောလမ်းရိုး လမ်းဟောင်းကြီးပါပေ
 တည်း။ သဒ္ဓမ္မော၊ သူတော်ကောင်းတို့၏ ဥစ္စာဖြစ်သော
 ကရုဏာစျာန်တရားကို။ သတ္တိ၊ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယ
 သာဝကဟူသော သူတော်ကောင်းတို့သည်။ ရက္ခိတော၊ စောင့်
 ရှောက်အပ်ပြီ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဝေံ၊ သို့။ ဝုတ္တော၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ ဆ၊
 ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြဟ္မဏံ၊ ကို။
 တေံ ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ (ဘဝံ
 ဂေါဝိန္ဒော၊ သည်။ ယဒိ ပဗ္ဗဇိဿတိ၊ အကယ်၍ ရဟန်းပြုခဲ့အံ့။) တေန ဟိ၊
 ထိုသို့ ရဟန်းပြုခဲ့သည်ရှိသော်။ ဝါ၊ ထိုသို့ ရဟန်းပြုခဲ့တပြီးကား။ ဘဝံ ဂေါ-
 ဝိန္ဒော၊ သည်။ သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ အာဂမေတု၊ စဉ်းငယ်
 အတန် သည်းခံပါဦးလော့။ ဝါ၊ ဆိုင်းငံ့ပါဦးလော့။ သတ္တန္တံ ဝဿာနိ၊ ခုနစ်
 နှစ်တို့၏။ အစ္စယေန၊ လွန်ရာအခါ၌။ ဝါ၊ ကြောင့်။ မယံပိ၊ တို့သည်လည်း။
 အဂါရသ္မာ၊ မှ။ (နိက္ခမ္မံ၊ ကုန်၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမ၊
 ကပ်ရောက်ကြပါကုန်အံ့။ ဝါ၊ ကျင့်ကြပါကုန်အံ့။ ဝါ၊ ရဟန်းပြုကြပါကုန်အံ့။
 အထ၊ ထိုသို့ ရဟန်းပြုကြကုန်သည်ရှိသော်။ တေ၊ ၏။ ယာ ဂတိ၊ သည်။
 (အတ္တိ၊ ၏။) သာ ဂတိ၊ သည်။ နော၊ တို့၏။ ဂတိ၊ သည်။ ဘဝိဿတိ၊
 လတ္တံ့။) ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။

(ဝေံ၊ သို့။ ဝုတ္တော၊ မင်းတို့က ပြောဆိုအပ်သည်ရှိသော်။ မဟာဂေါဝိန္ဒော၊
 သော။ ဗြဟ္မဏော၊ သည်။ ဆ၊ ကုန်သော။ တေ ခတ္တိယေ၊ တို့ကို။ တေံ ဝစနံ၊
 ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ အိုမင်းအပေါင်းတို့။ သတ္တ-
 ဝဿာနိ၊ ခုနစ်နှစ်တို့သည်။ အတိစိရံ ခေါ၊ အလွန်ကြာမြင့်လှပါသည်သာ။ အဟံ၊
 သည်။ ဘဝန္တေ၊ အရှင်တို့ကို။ သတ္တဝဿာနိ၊ ပတ်လုံး။ အာဂမေတု၊ စဉ်းငယ်
 အတန် သည်းခံခြင်းငှါ။ ဝါ၊ ဆိုင်းငံ့ခြင်းငှါ။ န သက္ကောမိ၊ မစွမ်းနိုင်ပါ။ ဘော၊
 အိုမင်းအပေါင်းတို့။ ဧကော၊ အဘယ်ပုဂ္ဂိုလ်သည်။ ဇိဝိတာနံ၊ ဆီးနှင်းမြက်ဖျား
 ရေပြက်များသို့ ပျက်ပြားတတ်သော ဇိဝိတိန္ဒြေတို့၏။ ဂတိံ၊ အလားကို။ ဝါ၊
 ဖြစ်ခြင်းကို။ ဇာနာတိ နု ခေါ၊ သိနိုင်ပါအံ့နည်း။ သမ္ပရာယော၊ ရှေးရှုရောက်
 အပ်လတ္တံ့ သောတမလွန်လောကသို့။ ဂမနိယော၊ မချွတ်မလွဲ အမြဲကေန အမှန်
 ဆတ်ဆတ် သွားအပ်-သွားသင့်-သွားထိုက်ပါ၏။ (တတ္ထတသ္မိံ ဂမနိယဘာဝေ၊
 ထိုမချွတ်မလွဲ အမြဲကေန အမှန်ဆတ်ဆတ် သွားရောက်အပ်သည်၏အဖြစ်သည်။

သတိ၊ ရှိခဲ့သော်။ တနည်း။ တတ္ထ တသ္မိံ ဂမနိယတာဝေ၊ သည်၏အဖြစ်ကြောင့်။ ပဏ္ဍိတေန၊ ဖြစ်သောပညာရှိသော။ ကုလပုတ္တေန၊ အမျိုးကောင်းသားသည်။) မန္တာယံ၊ စုံစမ်းလည်း စုံစမ်းသင့်၏။ ဗောဇ္ဇဗ္ဗံ၊ သိလည်း သိသင့်၏။ တနည်း။ (ဇိဝိတဿ၊ ၏။ ဝါ၊ ကို။ ဒုဇ္ဇာနတ္တံ စ၊ သိနိုင်ခဲ့သည်၏အဖြစ်ကိုလည်းကောင်း။ သမ္ပရာယဿ၊ ၏။ ဝါ၊ ကို။ ဂမနိယတ္တံ စ၊ မချွတ်မလွဲ အမြဲကေန အမှန်ဆတ်ဆတ် သွားရောက်အပ်သည်၏အဖြစ်ကိုလည်းကောင်း။) မန္တာယံ၊ ပညာဖြင့်။ ဗောဇ္ဇဗ္ဗံ၊ သိအပ်-သိသင့်-သိထိုက်ပါ၏။ (ဗုဇ္ဇိတွာ၊ သိပြီး၍။ သဗ္ဗပလိဗောဓေ၊ တခု မကြွင်း ခပင်းဥဿံ အလုံးစုံသော ကုသိုလ်တရားတို့ကို ပိတ်ပင် နှောင့်ယှက် ကန့်ကွက် တားမြစ်တတ်သော အန္တရာယ်တို့ကို။ ဆိန္ဒိတွာ၊ ခလုတ်တံသင်း ငုတ်မကြွင်းအောင် ခုတ်စင်းဖြတ်တောက်ကြပြီး၍)။ ကုသလံ၊ ကုသိုလ်ကို။ ကတ္တဗ္ဗံ၊ ပြုအပ်-ပြုသင့်-ပြုထိုက်ပါ၏။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရိတဗ္ဗံ၊ ကျင့်အပ်-ကျင့်သင့်-ကျင့်ထိုက်ပါ၏။ (ကသ္မာ၊ ကြောင့်။ ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ နည်း။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ နည်း?။ ယသ္မာ၊ ကြောင့်။) ဇောတဿ၊ ဖြစ်ပြီးသော။ (သတ္တဿ၊ အား။) အမရဏံ၊ မအို မသေ အမြဲနေရခြင်းသည်။ နတ္တံ၊ မရှိခဲ့။ (တသ္မာ၊ ကြောင့်။ ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ၏။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ ၏။) ယထာ၊ အားဖြင့်။ မေ၊ သည်။ (ဧတံ ဝစနံ၊ ကို။) ဗြဟ္မုနော၊ သည်။ အာမဂန္ဓော၊ တို့ကို။ ဘာသမာနဿ၊ စဉ်။ သုတံ၊ အပ်ပါပြီ။ (တထာ၊ အားဖြင့်။) ဧ အာမဂန္ဓော၊ တို့ကို။ ဝါ၊ တို့သည်။ အဂါရံ၊ ကို။ အဇ္ဈာဝသတာ၊ သော။ (ပုဂ္ဂလေန၊ သည်။) န သုနိမ္မဒယာ၊ ကုန်။ ဘော၊ တို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ၍။ အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ အံ။) ဣတံ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆို အပ်သည်ရှိသော်။ ဆ၊ ကုန်သော။ ဧ ခတ္တိယာ၊ တို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “(ဘဝံ ဂေါဝိန္ဒော၊ သည်။ သတ္တဝဿာနိ၊ ပတ်လုံး။ ယဒိ နာဂ-မေထတိ၊ အကယ်၍ မဆိုင်းငံ့နိုင်ခဲ့အံ့။) တေန ဟိ၊ သော်။ ဝါ၊ ကား။ ဘဝံ ဂေါဝိန္ဒော၊ သည်။ ဆဗ္ဗဿာနိ။ ခြောက်နှစ်တို့ပတ်လုံး။ အာဂမေတု၊ လော့။

[ဤ“ဆဗ္ဗဿာနိ အာဂမေတု။ပ။ပဉ္စ ဝဿာနိ အာဂမေတု၊ စတ္တာရိ ဝဿာနိ အာဂမေတု” အစရှိသည်၌ရှိသော ပေယျာလနှင့် ဝါကျပေယျာလများကို အကုန်ရေးသားဖော်ပြတော့မည်မဟုတ်၍ ဖော်ပြပြီးဖြစ်သော သတ္တဝဿာနိ ဝါကျနှင့် ဆဗ္ဗဿာနိ ဝါကျများကို အတုယူ၍ အနက်ယောဇနာရမည်။]

ဆန္ဒံ ဝဿာနံ၊ ခြောက်နှစ်တို့၏။ အစုယေန၊ ၌။ ဝါ၊ ကြောင့်။ မယံပိ၊ တို့သည် လည်း။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ကုန်၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိ-ဿာမ၊ ကုန်အံ့။ အထ၊ ကုန်သည်ရှိသော်။ တေ၊ ၏။ ယာ ဂတိံ၊ သည်။ (အတ္ထိ၊

၏။) သာ ဂတိံ သည်။ နော၊ တို့၏။ ဂတိံ သည်။ ဘဝိဿတိ၊ လတ္တံ့။ ။ ဣတိ သို့။ အဝေါစုံ၊ ကုန်ပြီ။

(ဧဝံ သို့။ ဝုတ္တော၊ မင်းတို့က ပြောဆိုအပ်သည်ရှိသော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ဆ၊ ကုန်သော။ တေ ခတ္တိယေ၊ တို့ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ တို့။ ဆဗ္ဗဿာနိ၊ တို့သည်။ အတိစိရံ ခေါ၊ အလွန်ကြာမြင့်လှပါသည်သာ။ အဟံ၊ သည်။ ဘဝန္တေ၊ တို့ကို။ ဆဗ္ဗဿာနိ၊ ပတ်လုံး။ အာဂမေတု၊ ငှါ။ န သက္ကောမိ၊ ပါ။ ဘော၊ တို့။ ကော၊ သည်။ ဇီဝိတာနံ၊ တို့၏။ ဂတိံ၊ ကို။ ဇာနာတိ နု ခေါ၊ အံနည်း။ သမ္ပရာယော၊ သို့။ ဂမနိယော၊ ပါ၏။ (တတ္ထ တသ္မိံ ဂမနိယဘာဝေ၊ သည်။ သတိံ၊ သော်။ တနည်း။ တတ္ထ တသ္မိံ ဂမနိယဘာဝေ၊ ကြောင့်။ ပဏ္ဍိတေန၊ သော။ ကုလပုတ္တေန၊ သည်။) မန္တာယံ၊ ၏။ ဗောဒ္ဓဗ္ဗံ၊ ၏။ တနည်း။ (ဇီဝိတဿ၊ ၏။ ငါ၊ ကို။ ဒုဇ္ဇာနတ္ထံ စ၊ ကိုလည်းကောင်း။ သမ္ပရာယဿ၊ ၏။ ဝါ၊ ကို။ ဂမနိယတ္ထံ စ၊ ကိုလည်းကောင်း။) မန္တာယံ၊ ဖြင့်။ ဗောဒ္ဓဗ္ဗံ၊ ၏။ (ဗုဇ္ဈိတွာ၊ ရှိ။ သဗ္ဗပလိဗောဓေ၊ တို့ကို။ ဆိန္ဒိတွာ၊ ရှိ။) ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ၏။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ ၏။ (ကသ္မာ၊ ကြောင့်။) ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ နည်း။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ နည်း?။ ယသ္မာ၊ ကြောင့်။ ဇာတဿ၊ သော။ (သတ္တဿ၊ အား။) အမရဏံ၊ သည်။ နတ္ထိ မရှိခဲ့။ (တသ္မာ၊ ကြောင့်။ ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ၏။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ ၏။) ယထာ၊ အားဖြင့်။ မေ၊ သည်။ (ဧတံ ဝစနံ၊ ကို။) ဗြဟ္မု၊ နော၊ သည်။ အာမဂန္ဓော၊ တို့ကို။ ဘာသမာနဿ၊ စဉ်။ သုတံ၊ ပြီ။ (တထာ၊ အားဖြင့်။) တေ အာမဂန္ဓော၊ တို့ကို။ ဝါ၊ တို့သည်။ အဂါရံ၊ ကို။ အဇ္ဈာဝသတော၊ သော။ (ပုဂ္ဂလေန၊ သည်။) န သုနိမ္မဒယာ၊ ကုန်။ ဘော၊ တို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မာ၊ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ ပါအံ့။ ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ သို့။ ဝုတ္တော၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ မဟာဂေါဝိန္ဒံ၊ သော။ ဗြာဟ္မဏံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။ ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း?။ (ဘဝိဂေါဝိန္ဒော၊ သည်။ ဆဗ္ဗဿာနိ၊ ပတ်လုံး။ ယဒိ နာဂမေဿတိ၊ ခဲ့။) တေန ဟိ၊ သော်။ ဘဝိဂေါဝိန္ဒော၊ သည်။ ပဉ္စ ဝဿာနိ၊ ငါးနှစ်တို့ပတ်လုံး။ အာဂမေတု၊ လော့။ ပ။ စတ္တာရိ ဝဿာနိ၊ ပတ်လုံး။ အာဂမေတု၊ လော့။ ပ။ တိဏိ ဝဿာနိ။ သုံးနှစ်တို့ပတ်လုံး။ အာဂမေတု၊ လော့။ ပ။ ဒ္ဓေ ဝဿာနိ၊ နှစ်နှစ်တို့ပတ်လုံး။ အာဂမေတု၊ လော့။ ပ။ ဧကံ ဝဿံ၊ တနှစ်ပတ်လုံး။ အာဂမေတု၊ လော့။ ။ ဧကဿ ဝဿဿ၊ တနှစ်၏။ အစ္စယေန၊ ဌံ။ ဝါ၊ ကြောင့်။ မယမ္ပိ၊ တို့သည်လည်း။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မာ၊ ကုန်၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိ-

သာမ၊ ကုန်အံ့။ အထ၊ ကုန်သည်ရှိသော်။ တေ၊ ၎င်း။ ယာ ဂတိ၊ သည်။ (အတ္တိ၊ ၎င်း။) သာ ဂတိ၊ သည်။ နော၊ တို့၏။ ဂတိ၊ သည်။ ဘဝိဿတိ၊ လတ္တံ့။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။

(ဝေံ၊ သို့။ ဝုတ္တေ၊ မင်းတို့က ပြောဆိုအပ်သည်ရှိသော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ဆ၊ ကုန်သော။ တေ ခတ္တိယေ၊ တို့ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ အို မင်း အပေါင်းတို့၊ ကေံ ဝဿံ၊ တနှစ်သည်။ အတိစိရံ ခေါ၊ ပါသည်သာ။ အဟံ၊ သည်။ ဘဝန္တေ၊ တို့ကို။ ကေံ ဝဿံ၊ ပတ်လုံး။ အာဂမေတု၊ ဝှါ။ န သက္ကောမိ၊ ပါ။ ဘော၊ တို့။ ကော၊ သည်။ ဇီဝိတာနံ၊ တို့၏။ ဂတိံ၊ ကို။ ဇာနာတိ န ခေါ၊ ပါအံ့နည်း?။ သမ္ပရာယော၊ သို့။ ဂမနိယော၊ ၎င်း။ (တတ္ထ တသ္မိံ ဂမနိယဘာဝေ၊ သည်။ သတိံ၊ သော်။ တနည်း။ တတ္ထ တသ္မိံ ဂမနိယဘာဝေ၊ ကြောင့်။ ပဏ္ဍိဟေန၊ သော။ ကုလပုတ္တေန၊ သည်။) မန္တယံ၊ ၎င်း။ ဗောဒ္ဓဗ္ဗံ၊ ၎င်း။ တနည်း။ (ဇီဝိတဿ၊ ၎င်း။ ဝါ၊ ကို။ ဒုဇ္ဇာနတ္ထံ စ၊ ကိုလည်းကောင်း။ သမ္ပရာယဿ၊ ၎င်း။ ဝါ၊ ကို။ ဂမနိယတ္ထံ စ၊ ကိုလည်းကောင်း။) မန္တယံ၊ ဖြင့်။ ဗောဒ္ဓဗ္ဗံ၊ ၎င်း။ (ဗုဇ္ဈိတော၊ ရှိ။ သဗ္ဗပလိဗောဓေ၊ တို့ကို။ ဆိန္ဒိတော၊ ရှိ။) ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ၎င်း။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ ၎င်း။ (ကသ္မာ၊ ကြောင့်။ ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ နည်း?။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ နည်း?။ ယသ္မာ၊ ကြောင့်။) ဇာတဿ၊ သော။ (သတ္တဿ၊ အား။) အမရဏံ၊ သည်။ နတ္ထိ၊ မရှိခဲ့။ (တသ္မာ၊ ကြောင့်။ ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ၎င်း။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ ၎င်း။) ယထာ၊ အားဖြင့်။ မေး သည်။ (တေံ ဝစနံ၊ ကို။) ဗြဟ္မာနော၊ သည်။ အာမဂန္ဓေ၊ တို့ကို။ ဘာသမာနဿ၊ စဉ်။ သုတံ၊ အပ်ပြီ။ (တထာ၊ အားဖြင့်။) တေ အာမဂန္ဓော၊ တို့ကို။ ဝါ၊ တို့သည်။ အဂါရံ၊ ကို။ အဇ္ဈာဝသတာ၊ သော။ (ပုဂ္ဂလေန၊ သည်။) န သုနိမ္မဒယာ၊ ကုန်။ ဘော၊ တို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မာ၊ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ ပါအံ့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဝေံ၊ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ မဟာဂေါဝိန္ဒံ၊ သော။ ဗြာဟ္မဏံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစုံ၊ ကုန်သနည်း?။ “(ဘဝံ ဂေါဝိန္ဒော၊ သည်။ ကေံ ဝဿံ၊ ပတ်လုံး။ ယဒိ နာဂမေသတိ၊ ခဲ့အံ့။) တေန ဟိ၊ သော်။ ဘဝံ ဂေါဝိန္ဒော၊ သည်။ သတ္တ မာသာနိ၊ ခုနစ်လတို့ပတ်လုံး။ အာဂမေတု၊ ဝော။ သတ္တန္တံ မာသာနံ၊ တို့၏။ အစ္စယေန၊ ဌံ။ ဝါ၊ ကြောင့်။ မယံပိ၊ တို့သည်လည်း။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မာ၊ ကုန်ပြီ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမ၊ ကုန်အံ့။ အထ၊ ကုန်သည်ရှိသော်။ တေ၊ ၎င်း။ ယာ ဂတိ၊

သည်။ (အတ္တိ၊ ဧ။) သာ ဂတိ၊ သည်။ နော၊ တို့၏။ ဂတိ၊ သည်။ ဘဝိဿတိ၊ လတ္တံ”။ ဣတိ၊ သို့။ အဝေါစ၊ ကုန်ပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ မင်းတို့က ပြောဆိုအပ်သည်ရှိသော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ဆ၊ ကုန်သော။ တေ ခတ္တိယေ၊ တို့ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ တို့။ သတ္တ မာသာနိ၊ တို့သည်။ အတိစိရံ ခေါ၊ ပါသည်သာ။ အဟံ၊ သည်။ ဘဝန္တေ၊ တို့ကို။ သတ္တ မာသာနိ၊ ပတ်လုံး။ အာဂမေတု၊ ငါ။ န သက္ကောမိ၊ ပါ။ ဘော၊ တို့။ ကော၊ သည်။ ဇီဝိတာနံ၊ တို့၏။ ဂတိံ၊ ကို။ ဇာနာတိ န ခေါ၊ အံ့နည်း?။ သမ္ပရာယော၊ သို့။ ဂမနိယော၊ ဧ။ (တတ္ထ တသ္မိံ ဂမနိယဘာဝေ၊ သည်။ သတိ၊ သော်။ တနည်း။ တတ္ထ တသ္မိံ ဂမနိယဘာဝေ၊ ကြောင့်။ ပဏ္ဍိတေန၊ သော။ ကုလ- ပုတ္တေန၊ သည်။ မန္တယံ၊ ဧ။ ဗောဒ္ဓဗ္ဗံ၊ ဧ။ ဇီဝိတဿ၊ ဧ။ ဝါ၊ ကို။ ဒုဇ္ဇာ- နတ္ထံ စ၊ ကိုလည်းကောင်း။ သမ္ပရာယဿ၊ ဧ။ ဝါ၊ ကို။ ဂမနိယတ္ထံ စ၊ ကိုလည်းကောင်း။) မန္တယံ၊ ပြင့်။ ဗောဒ္ဓဗ္ဗံ၊ ဧ။ (ဗုဇ္ဈိတော၊ ရှိ။ သဗ္ဗပလိ- ဗောဓေ၊ တို့ကို။ ဆိန္ဒိတော၊ ရှိ။) ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ဧ။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ ဧ။ (ကသ္မာ၊ ကြောင့်။ ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ နည်း?။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ နည်း။ ယသ္မာ၊ ကြောင့်။) ဇာတဿ၊ သော။ (သတ္တဿ၊ အား။) အမရဏံ၊ သည်။ နတ္ထိ၊ မရှိခဲ့။ (တသ္မာ၊ ကြောင့်။ ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ဧ။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ ဧ။) ယသ္မာ၊ အားဖြင့်။ မေ၊ သည်။ (ဧတံ ဝစနံ၊ ကို။) ဗြဟ္မာ၊ နော၊ သည်။ အာမဂန္ဓေ၊ တို့ကို။ ဘာသ- မာနဿ၊ စဉ်။ သုတံ၊ အပ်ပါပြီ။ (တထာ၊ အားဖြင့်။) တေ အာမဂန္ဓော၊ တို့ကို။ ဝါ၊ တို့သည်။ အဂါရံ၊ ကို။ အဇ္ဈာဝသတာ၊ သော။ (ပုဂ္ဂလေန၊ သည်။) န သုနိမ္မဒယာ၊ ကုန်။ ဘော၊ တို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မာ၊ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ အံ့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ ဆ၊ ကုန်သော။ တေ ခတ္တိယာ၊ တို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ ကုန်သနည်း?။ “(ဘဝံ ဂေါဝိန္ဒော၊ သည်။ သတ္တ မာသာနိ၊ ပတ်လုံး။ ယဒိ နာဂမေဿတိ၊ ခဲ့အံ့။) တေနဟံ၊ သော်။ ဝါ၊ ကား။ ဘဝံ ဂေါဝိန္ဒော၊ သည်။ ဆ မာသာနိ၊ ပတ်လုံး။ အာဂမေတု၊ လော့။ပ။ ပဉ္စ မာသာနိ၊ ပတ်လုံး။ အာဂမေတု၊ လော့။ စတ္တာရိ မာသာနိ၊ ပတ်လုံး။ အာဂမေတု၊ လော့။ တိဏိ မာသာနိ၊ ပတ်လုံး။ အာဂမေတု၊ လော့။ ဒွေ မာသာနိ၊ ပတ်လုံး။ အာဂမေတု၊ လော့။ ဧကံ မာသံ၊ တစ်လပတ်လုံး။ အာဂမေတု၊ လော့။ အဒ္ဓမာသံ၊ လခွဲပတ်လုံး။

အာဂမေတု၊ လော့၊ အဒ္ဓမာသဿ၊ လခဲ၏။ အစ္စယေန၊ ဌှိ။ ဝါ၊ ကြောင့်။ မယမ္ပိ၊ တို့သည်လည်း။ အဂါရသ္မာ၊ မှ။ (နိက္ခမ္ပ၊ ကုန်၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမ၊ ကုန်အံ့။ အထ၊ ကုန်သည်ရှိသော်။ တေ၊ ၏။ ယာ ဂတိ၊ သည်။ (အတ္ထိ၊ ၏။) သာ ဂတိ၊ သည်။ နော၊ တို့၏။ ဂတိ၊ သည်။ ဘဝိဿတိ၊ လတ္တံ့။ ။ ဣတိ၊ သို့။ အဝေါစ၊ ကုန်ပြီ။

(ဝေံ၊ သို့။ ဝုတ္တေ၊ မင်းတို့ကပြောဆိုအပ်သည်ရှိသော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ဆ၊ ကုန်သော။ တေ ခတ္ထိယေ၊ တို့ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ တို့။ အဒ္ဓမာသော၊ လခဲသည်။ အတိစိရံ ခေါ၊ သာ။ အဟံ၊ သည်။ ဘဝန္တေ၊ တို့ကို။ အဒ္ဓမာသံ၊ ပတ်လုံး။ အာဂမေတံ၊ ငှါ။ န သက္ကောမိ၊ ပါ။ ဘော၊ တို့။ ကော၊ သည်။ ဇီဝိတာနံ၊ တို့၏။ ဂတိံ၊ ကို။ ဇာနာတိ န ခေါ၊ နည်း။ သမ္ပရာယော၊ သို့။ ဂမနိယော၊ ၏။ (တတ္ထ တသ္မိံ ဂမနိယဘာဝေ၊ သည်။ သတိ၊ သော်။ တနည်း။ တတ္ထ တသ္မိံ ဂမနိယဘာဝေ၊ ကြောင့်။ ပဏ္ဍိတေန၊ သော။ ပုဂ္ဂလေန၊ သည်။) မန္တဝယ်၊ ၏။ ဗောဒ္ဓဗ္ဗံ၊ ၏။ တနည်း။ (ဇီဝိတဿ၊ ၏။ ဝါ၊ ကို။ ဒုဇောနတ္ထံ စ၊ ကိုလည်းကောင်း။ သမ္ပရာယဿ၊ ၏။ ဝါ၊ ကို။ ဂမနိယတ္ထံ စ၊ ကိုလည်းကောင်း။) မန္တဝယ်၊ ဖြင့်။ ဗောဒ္ဓဗ္ဗံ၊ ၏။ (ဗုဇ္ဈိတော၊ ၍။ သဗ္ဗပလိဗောဓေ၊ တို့ကို။ ဆိန္ဒူတော၊ ၍။) ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ၏။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ ၏။ (ကသ္မာ၊ ကြောင့်။ ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ နည်း?။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ နည်း?။ ယသ္မာ၊ ကြောင့်။) ဇာတဿ၊ သော။ (သတ္တဿ၊ အား။) အမရဏံ၊ သည်။ နတ္ထိ၊ ခဲ့။ (တသ္မာ၊ ကြောင့်။ ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ၏။ ဗြဟ္မစရိယံ၊ ကို။ စရိတဗ္ဗံ၊ အပ်၏။) ယထာ၊ အားဖြင့်။ မေ၊ သည်။ (ဧတံ ဝစနံ၊ ကို။) ဗြဟ္မုနော၊ သည်။ အာမဂန္ဓေ၊ တို့ကို။ ဘာသမာနဿ၊ စဉ်။ သုတံ၊ ပြီ။ (တထာ၊ အားဖြင့်။) တေ အာမဂန္ဓာ၊ တို့ကို။ ဝါ၊ တို့သည်။ အဂါရံ၊ ကို။ အဇ္ဈာဝသတာ၊ သော။ (ပုဂ္ဂလေန၊ သည်။) န သုနိမ္မဒယာ၊ ကုန်။ ဘော၊ တို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္ပ၊ ၍။) အနဂါရိယံ၊ သို့။ ဝါ၊ ပဗ္ဗဇိဿာမိ၊ အံ့။ ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဝေံ၊ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ ဆ၊ ကုန် သော။ တေ ခတ္ထိယာ၊ တို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ ကုန်သနည်း?။ “(ဧဝံ ဂေါဝိန္ဒော၊ သည်။ အဒ္ဓမာသံ၊ ပတ်လုံး။ ယဒိ နာဂမေဿတိ၊ ခဲ့အံ့။) တေန ဟိ၊ သော်။ ဝါ၊ ကား။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ မယံ၊ တို့သည်။ သကေ၊ မိမိဥစ္စာဖြင့်ကုန်သော။ ပုတ္တဘာတဓရာ၊ သား၊ ညီတို့ကို။ ရဇ္ဇေန၊ ဖြင့်။ အန-

သာသိဿာမ၊ ဆုံးမကြပါကုန်အံ့။ (တဘဝ၊ ထိုမျှလောက် ဆုံးမနိုင်သမျှကာလ ပတ်လုံး။) ဘဝံ ဂေါဝိန္ဒော၊ သည်။ သတ္တာဟံ၊ ပတ်လုံး။ အာဂမေတု၊ လော့။ သတ္တာဟဿ၊ ၏။ အစ္စယေန၊ ဌ။ ဝါ၊ ကြောင့်။ မယံပိ၊ တို့သည်လည်း။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ကုန်၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဒိဿာမ၊ ကုန်အံ့။ အထ၊ ကုန်သည်ရှိသော်။ တေ၊ ၏။ ယာ ဂတိ၊ သည်။ (အတ္တိ၊ ၏။) သာ ဂတိ၊ သည်။ နော၊ တို့၏။ ဂတိ၊ သည်။ ဘဝိဿတိ၊ လတ္တံ့။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ မင်းတို့က ပြောဆိုအပ်သည်ရှိသော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ဆ၊ ကုန်သော။ တေ ခတ္တိယေ၊ တို့ကို။ တေ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ တို့။ သတ္တာဟံ၊ ခုနစ်ရက်သည်။ န စိရံ ခေါ၊ မကြာမြင့် လှပါ။ အဟံ၊ သည်။ ဘဝန္တေ၊ တို့ကို။ သတ္တာဟံ၊ ပတ်လုံး။ အာဂမေဿာမိ၊ ပါအံ့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

ဗြာဟ္မဏမဟာသာလာဒီနံအာမန္တနာ

၃၂၄။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ ခွင့်ပန်ပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ယေန ဌာနေန၊ ဌ။ သတ္တ၊ ကုန်သော။ တေ ဗြာဟ္မဏမဟာသာလာ စ၊ တို့သည်လည်းကောင်း။ တေ သတ္တန္တာတကသတာနိ စ၊ ထို တနေ့လျှင် နှစ်ကြိမ် ရေချိုးတတ်ကုန်သော ခုနစ်ရာသောတပည့်ငယ်တို့သည်လည်းကောင်း။ သန္တိ၊ ကုန်၏။ တေန ဌာနေန၊ ထို ပုဏ္ဏားတပည့်ရှိရာအရပ်သို့။ ဥပသကံမိ၊ ၏။ ဥပသကံမိတွာ၊ ၍။ သတ္တ၊ ကုန်သော။ ဗြာဟ္မဏမဟာသာလေ စ၊ တို့ကိုလည်းကောင်း။ သတ္တန္တာတကသ- တာနိ စ၊ တို့ကိုလည်းကောင်း။ တေ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ယော အာစရိယော၊ အကြင်ဆရာသည်။ ဘဝန္တာနံ၊ အရှင်တို့အား။ ဝါ၊ တို့ကို။ မန္တေ၊ ဗေဒင်တို့ကို။ ဝါစေဿတိ၊ ရွတ်ဆိုစေလိမ့် လတ္တံ့။ ဝါ၊ ပို့ချနိုင်လိမ့်လတ္တံ့။ အညံ၊ အကျွန်ုပ်မှဘပါးသော။ တံ အာစရိယံ၊ ကို။ ဣဒါနိ၊ ဌ။ ဘဝန္တော၊ တို့သည်။ ပရိယေသန္တု၊ ရှာမှီးကြပါကုန်လော့။

ဘော၊ တို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဒိတံ၊ ဌ။ ဣစ္ဆာမိ၊ ပါ၏။ ယထာ၊ အားဖြင့်။ မေ၊ သည်။ (တေ ဝစနံ၊ ကို။) ဗြဟ္မုနော၊ သည်။ အာမဂန္တေ၊ တို့ကို။ ဘာသမာနဿ၊ စဉ်။ သုတံ၊ အပ်ပြီ။ (တထာ၊ အားဖြင့်။) တေ အာမဂန္တာ၊ တို့ကို။ ဝါ၊ တို့သည်။ အဂါရံ၊ ကို။ အဇ္ဈာဝသတာ၊ သော။ (ပုဂ္ဂလေန၊ သည်။) န

သုနိမ္မဒယာ၊ ကုန်။ ဘော၊ တို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မာ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ အံ”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဝေံ၊ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားကပြောဆိုအပ်သည်ရှိသော်။ တေ ဗြာဟ္မဏာ၊ တို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြာဟ္မဏံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သနည်း?။ “ဘဝံ ဂေါဝိန္ဒော၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မာ ရှိ။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ မာ ပဗ္ဗဇိ၊ မကပ်ရောက်ပါလင့်။ ဝါ၊ မကျင့်ပါလင့်။ ဝါ၊ ရဟန်းမပြုပါလင့်။ ဘော၊ အရှင်။ ပဗ္ဗဇော၊ ရဟန်း၏အဖြစ်သည်။ အပ္ပေသက္ခာ စ၊ နည်းသော အစိုးရသောသူဟူ၍ ဆိုအပ်သောပုဂ္ဂိုလ်၏ အကျင့်လည်းဖြစ်ပါ၏။ ဝါ၊ နည်းသော တန်းခိုးအာနုဘော်လည်းရှိပါ၏။ ဝါ၊ နည်းသော အရှိန်အစော် အကျော်အစော အခြံအရံလည်းရှိပါ၏။ အပ္ပလာဘာ စ၊ နည်းသော လာဘ်လည်းရှိပါ၏။ ဗြဟ္မညံ၊ ပုဏ္ဏား၏အဖြစ်သည်။ မဟေသက္ခဉ္စ၊ များသော အစိုးရသောသူဟူ၍ ဆိုအပ်သောပုဂ္ဂိုလ်၏ အကျင့်လည်းဖြစ်ပါ၏။ ဝါ၊ များသော တန်းခိုးအာနုဘော်လည်းရှိပါ၏။ ဝါ၊ များသော အရှိန်အစော် အကျော်အစော အခြံအရံလည်းရှိပါ၏။ မဟာလာဘဉ္စ၊ များသော လာဘ်လည်းရှိပါ၏”။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်ပြီ။ (ဝေံ၊ သို့။ ဝုတ္တေ၊ ပုဏ္ဏားတို့က ပြောဆိုအပ်သည်ရှိသော်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ တေ ဗြာဟ္မဏေ၊ တို့ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘဝန္တော၊ တို့။ (တုမေ၊ တို့သည်။) ‘ပဗ္ဗဇော၊ သည်။ အပ္ပေသက္ခာ စ၊ ပါ၏။ အပ္ပလာဘာ စ၊ ပါ၏။ ဗြဟ္မညံ၊ သည်။ မဟေသက္ခဉ္စ၊ ပါ၏။ မဟာလာဘဉ္စ၊ ပါ၏’။ ဣတိ ဝေံ၊ သို့။ မာ အဝစုတ္ထံ၊ ဘယ်ကာလမှ မပြောမဆိုကြပါကုန်လင့်။ ဘော၊ တို့။ ယော၊ အကျွန်ုပ်ကို။ အညတြ၊ ထား၍။ ဧကော၊ သည်။ မယာ၊ ထက်။ မဟေသက္ခတရော ဝါ၊ အထူးသဖြင့် မြတ်သော အစိုးရသောသူဟူ၍ ဆိုအပ်သည်သော်လည်းကောင်း။ ဝါ၊ အထူးသဖြင့် များသော အာနုဘော်ရှိသည်သော်လည်းကောင်း။ ဝါ၊ အထူးသဖြင့် များသော အရှိန်အစော် အကျော်အစော အခြံအရံရှိသည်သော်လည်းကောင်း။ မဟာလာဘတရော ဝါ၊ အထူးသဖြင့် များသော လာဘ်ရှိသည်သော်လည်းကောင်း။ ဟောတိ န ခေါ်၊ ဖြစ်ပါသနည်း။

ဘော၊ အရှင်တို့။ ဟိ၊ တန်းခိုးကြီးမား လာဘ်အများကို ထင်ရှားသိသာ ပြဆိုပါအံ့။ တေရဟံ၊ ဌံ။ အဟံ၊ သည်။ ဝါ၊ ကို။ ရညံ၊ ပကတိသောမင်းတို့၏။ (မဇ္ဈေ၊ အလယ်၌။) ရာဇာဝ ရာဇာ ဣဝ၊ စက္ကဝတ်မင်းကဲ့သို့လည်းကောင်း။ ဗြဟ္မာနံ၊ ပကတိသောဗြဟ္မာတို့၏။ (မဇ္ဈေ၊ အလယ်၌။) ဗြဟ္မာဝ ဗြဟ္မာ ဣဝ၊ မဟာဗြဟ္မာကဲ့သို့လည်းကောင်း။ ဂဟပတိကာနံ၊ အိမ်ရှင်သူကြွယ်တို့၏။

(မဇ္ဈေ၊ ဌှိ။) ဒေဝတာ ဒေဝတာ ဣဝ၊ သိကြားနတ်မင်းကဲ့သို့လည်းကောင်း။
 (သမ္ဘာဝိတော၊ ချီးဝုံးအပ်သည်။ အမိ၊ ဖြစ်ခဲ့၏။) အဟံ၊ သည်။ တံ သဗ္ဗံ၊ ထို
 အလုံးစုံသော အရိန်အစော် အကျော် အစော အမြဲအရံကို။ ပဟာယ၊ ပယ်စွန့်
 ၍။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ အံ။
 ယထာ၊ အားဖြင့်။ မေ၊ သည်။ (ဧတံ ဝစနံ၊ ကို။) ဗြဟ္မာနော၊ သည်။ အာမဂန္ဓေ၊
 တို့ကို။ ဘာသမာနဿ၊ ဝဉ်။ သုတံ၊ အပ်ပြီ။ (တထာ၊ အားဖြင့်။) တေ အာမဂန္ဓာ၊
 တို့ကို။ ဝါ၊ တို့သည်။ အဂါရံ၊ ကို။ အဇ္ဈာဝသတာ၊ သော။ (ပုဂ္ဂလေန၊ သည်။)
 န သုနိဗ္ဗဒယာ၊ ကုန်။ ဘော၊ အရှင်တို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊
 ၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ အံ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။
 (ဧဝံ၊ သို့။ ဝုဇ္ဈာ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ တေ
 ဗြဟ္မဏာ၊ တို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြဟ္မဏံ၊ ကို။ ဧတံ ဝစနံ၊
 ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ၊ သို့။ အဝေါစံ၊ ကုန်သည်။ “ဘဝံ ဂေါဝိန္ဒော၊
 သည်။ အဂါရသ္မာ၊ မှ။ (နိက္ခမ္မ၊ ၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ သစေ
 ပဗ္ဗဇိဿတိ၊ ခဲ့အံ။ ဧဝံ ပဗ္ဗဇန္တေ၊ သော်။ မယံပိ၊ တို့သည်။ အဂါရသ္မာ၊ မှ။
 (နိက္ခမ္မ၊ ကုန်၍။) အနဂါရိယံ၊ သို့။ ဝါ၊ ကို။ ပဗ္ဗဇိဿာမိ၊ ကုန်အံ။ အထ၊
 ကုန်သည်ရှိသော်။ တေ၊ ၍။ ယာ ဂတိ၊ သည်။ (အတ္ထိ၊ ၍။) သာ ဂတိ၊
 သည်။ နော၊ တို့၏။ ဂတိ၊ သည်။ ဘဝိဿတိ၊ လတ္တံ့။” ဣတိ၊ သို့။ အဝေါစံ၊
 ကုန်ပြီ။

ဘရိယာန်အာမန္တနာ

၃၂၅။ ဘော၊ အိုနတ်များအပေါင်းတို့။ အထပစ္စာ၊ တပည့်ပုဏ္ဏားတို့ကို
 ခွင့်ပန်ပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြဟ္မဏော၊ သည်။
 ယေန ဌာနေန၊ ဌှိ။ စတ္တာရိသာ၊ လေးဆယ်သော။ သာဒိသိယော၊ ကုန်သော။
 ဘရိယာ၊ တို့သည်။ သန္တိ၊ ကုန်၏။ ဘေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၍။
 ဥပသင်္ကမိတွာ၊ ပြီး၍။ စတ္တာရိသာ၊ သော။ သာဒိသိယော၊ ကုန်သော။
 ဘရိယာ၊ တို့ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။
 “ဘောတိနံ၊ အရှင်မတို့တွင်။ ယာ ဘောတိ၊ အကြင်အရှင်မသည်။ (သကာနိ၊
 မိမိဥစ္စာဖြစ်ကုန်သော။ ဉာတိကုလာနိ၊ အဆွေအမျိုး၊ အမိ၊ အဘအိမ်တို့သို့။
 ဂန္တံ၊ ဝါ၊ သွားခြင်းငှါသော်လည်းကောင်း။ အညံ၊ အကျွန်ုပ်မှ တပါးသော။
 ဘတ္တာရံ၊ လင်ကို။ ပရိယေသိတံ၊ ဝါ၊ ရှာမှီးခြင်းငှါသော်လည်းကောင်း။)
 ဣစ္ဆတိ၊ အလိုရှိခဲ့အံ။ (သာ ဘောတိ၊ သည်။) သကာနိ၊ ကုန်သော။ ဉာတိ-
 ကုလာနိ ဝါ၊ တို့သို့သော်လည်း။ ဂစ္ဆတု၊ သွားလော့။ အညံ၊ သော။ ဘတ္တာရံ
 ဝါ၊ ကိုသော်လည်း။ ပရိယေသတု၊ လော့။ ဘောတိ၊ အိုရှင်မတို့။ အဟံ၊

သည်း။ အဂါရသ္မာ မှ။ (နိက္ခမ္မာ ရှိ။) အနဂါရိယံ သို့။ ဝါ ကို။ ပဗ္ဗဇိတံ၊ ငှါ။ ဣစ္ဆာမိ၊ အလိဂ္ဂိပါ၏။ ယထာ အားဖြင့်။ မေ သည်း။ (ဧတံ ဝစနံ ကို။) ဗြဟ္မာနော သည်း။ အာမဂန္ဓာ တို့ကို။ ဘာသမာနဿ၊ စဉ်။ သုတံ၊ ပြီး။ (တထာ အားဖြင့်။) တေ အာမဂန္ဓာ၊ တို့ကို။ ဝါ တို့သည်။ အဂါရံ ကို။ အဇ္ဈာဝသတာ၊ သော။ (ပုဂ္ဂလေန သည်း။) န သုနိမ္မဒယာ၊ ကုန်။ ဘောတိ၊ အိုရှင်မတို့။ အဟံ သည်း။ အဂါရသ္မာ မှ။ (နိက္ခမ္မာ ရှိ။) အနဂါရိယံ ကို။ ပဗ္ဗဇိယာမိ၊ အံ”။ ဣတိ သို့။ အဝေါစ၊ ပြီး။ (ဝေံ သို့။ ဝုတ္တေ၊ မဟာဂေါဝိန္ဒပုဏ္ဏားက ပြောဆိုအပ်သည်ရှိသော်။ တာ ဘရိယာယော၊ ထိုမယားတို့သည်။ မဟာဂေါဝိန္ဒ၊ သော။ ဗြဟ္မဏံ ကို။ ဧတံ ဝစနံ ကို။ အဝေါစံ၊ ကုန်ပြီ။) ကိံ သို့။ အဝေါစံ၊ ကုန်သနည်း။ “တုညေဝ၊ အရှင်သည်သာလျှင်။ ဉာတိကာမာနံ၊ အဆွေအမျိုးကို အလိဂ္ဂိကြကုန်သော။ နော၊ အကျွန်ုပ်တို့၏။ ဉာတိ၊ အဆွေအမျိုးပါတည်း။ တံ ပန၊ အရှင်သည် သာ။ ဘတ္ထုကာမာနံ၊ လင်ကိုအလိဂ္ဂိကြကုန်သော။ (နော၊ တို့၏။) ဘတ္ထာ၊ လင်ပါတည်း။ ဘဝံ ဂေါဝိန္ဒော၊ သည်း။ အဂါရသ္မာ မှ။ (နိက္ခမ္မာ ရှိ။) အနဂါရိယံ သို့။ ဝါ ကို။ သစေ ပဗ္ဗဇိယတိ၊ လတ္တံ အံ။ ဧဝံ ပဗ္ဗဇန္တေ သော်။ မယံပိ၊ တို့သည်လည်း။ အဂါရသ္မာ မှ။ (နိက္ခမ္မာ ကုန်ရှိ။) အနဂါရိယံ သို့။ ဝါ ကို။ ပဗ္ဗဇိယာမိ၊ ကုန်အံ။ အထ၊ ကုန်သည်ရှိသော်။ တေ၊ ၏။ ယာ ဂတိ၊ သည်း။ (အတ္ထိ၊ ၏။) သာ ဂတိ၊ သည်း။ နော၊ တို့၏။ ဂတိ၊ သည်း။ ဘဝိယတိ၊ လတ္တံ”။ ဣတိ သို့။ အဝေါစံ၊ ကုန်ပြီ။

မဟာဂေါဝိန္ဒပဗ္ဗဇော

၃၂၆။ ဘော၊ အိုနတ်များအပေါင်းတို့။ အထ ပစ္စာ၊ ခွင့်ပန်သင့်သောသူတို့ ကိုခွင့်ပန်ပြီးရာကာလမှ နောက်၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြဟ္မဏော၊ သည်း။ တဿ သတ္တာဟဿ၊ ထိုခနစ်ရက်၏။ အစ္စယေန၊ လွန်ရာအခါ၌။ ကေသမဿံ၊ ဆံ့မှတ်ဆိတ်ကြင်စွယ်ကို။ ဩဟာရေတွာ၊ ပယ်ချ၍။ ကာသာယာနိ၊ ဖန်ရည်ဖြင့် ဆိုးအပ်ကုန်သော။ ဝါ၊ ဖန်ရည်ကို သောက်တတ်ကုန်သော။ ဝတ္ထာနိ၊ အဝတ် တို့ကို။ အစ္စာဒေတွာ၊ ဖုံးလွှမ်း၍။ ဝါ၊ ဝတ်၍။ အဂါရသ္မာ မှ။ (နိက္ခမ္မာ ရှိ။) အနဂါရိယံ သို့။ ဝါ ကို။ ပဗ္ဗဇိ၊ ကပ်ရောက်ပြီ။ ဝါ၊ ကျင့်ပြီ။ ဝါ၊ ရဟန်း ပြုပြီ။ မဟာဂေါဝိန္ဒ၊ သော။ ဗြဟ္မဏံ သည်း။ ပဗ္ဗဇိတံ အနု၊ ရဟန်းပြုပြီး သည်ရှိသော်။ [ဤကား သာမည သင်္ခေပမျှဖြစ်၏။] မဟာဂေါဝိန္ဒ၊ သော။ ဗြဟ္မဏံ သည်း။ အဂါရသ္မာ မှ။ နိက္ခမ္မာ ရှိ။ အနဂါရိယံ သို့။ ဝါ ကို။ ပဗ္ဗဇိတံ အနု၊ ကပ်ရောက်ပြီးသည်ရှိသော်။ ဝါ၊ ကျင့်ပြီးသည်ရှိသော်။ ဝါ၊ ရဟန်းပြုပြီးသည်ရှိသော်။ [ဤကား ဝိသေသ ဝိတ္ထာရတည်း။ နောက်ဝါကျ

မဂ္ဂိက သင့်လျော်မည်ထင်၏။] သတ္တ၊ ကုန်သော။ ခတ္တိယာ၊ ကုန်သော။ မုဒ္ဒါဝသိတ္တာ၊ ထိပ်ထက်၌ ရေစင်ဖြင့် သွန်းလောင်းအပ်ကုန်ပြီးသော။ ဣဇာနော စ၊ မင်းတို့သည်လည်းကောင်း။ သတ္တ၊ ကုန်သော။ ဗြာဟ္မဏမဟာသာလာ စ၊ တို့သည်လည်းကောင်း။ သတ္တ နှာတကသတာနိ စ၊ တနေ့လျှင် နှစ်ကြိမ် ရေချိုးတတ်ကုန်သော ခုနစ်ရာသော လုလင်ပျိုတို့သည်လည်းကောင်း။ စတ္တာရိသာ၊ သော။ သာဒိသိယော၊ ကုန်သော။ ဘရိယာ စ၊ တို့သည်လည်းကောင်း။ အနေကာနိ၊ များစွာကုန်သော။ ခတ္တိယသဟဿာနိ စ၊ အထောင်သော မင်းမျိုးတို့သည်လည်းကောင်း။ အနေကာနိ၊ ကုန်သော။ ဗြာဟ္မဏသဟဿာနိ စ၊ အထောင်သော ပုဏ္ဏားမျိုးတို့သည်လည်းကောင်း။ အနေကာနိ၊ ကုန်သော။ ဂဟပတိသဟဿာနိ စ၊ အထောင်သော အိမ်ရှင်သူကြွယ်တို့သည်လည်းကောင်း။ အနေကေဟိ၊ များစွာကုန်သော။ ဣတ္ထာဂါရေဟိ၊ မောင်းမအပေါင်းတို့သည်။ (ပရိဝါရိတာ၊ ခြံရံအပ်ကုန်သော။) ဣတ္ထိယော စ၊ မိန်းမတို့သည်လည်းကောင်း။ ကေသမဿံ၊ ဆံ့မုတ်ဆိတ်ကြင်စွယ်ကို။ ဩဟာရေတွာ၊ ပယ်ချကြကုန်ပြီး၍။ ကာသာယာနိ၊ ဖန်ရည်ဖြင့် ဆိုးအပ်ကုန်သော။ ဝါ၊ ဖန်ရည်ကို သောက်တတ်ကုန်သော။ ဝတ္ထာနိ၊ အဝတ်တို့ကို။ အတ္ထာဒေတွာ၊ ဖုံးလွှမ်းကြကုန်၍။ ပဗ္ဗဇိံ သု၊ ရဟန်းပြုကြကုန်ပြီ။ တာယ ပရိသာယ၊ ထို မရေမတွက်နိုင်လောက်အောင် များသော ပရိသတ်အပေါင်းသည်။ ပရိဝုတော၊ ခြံရံအပ်သော။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ဂါမနိဂမရာဇောနိသု၊ ရွာ၊ နိဂုံး၊ မင်းနေပြည်တို့၌။ စာရိကံ၊ လှည့်လည်ခြင်းကို။ ဝါ၊ ငှါ။ ဝါ၊ သို့။ ရေတိ၊ လှည့်လည်၏။

ဘော၊ အိုနတ်များအပေါင်းတို့။ ခေါ ပန၊ အထူးအားဖြင့်။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ဟံ ဂါမံ ဝါ၊ အကြင်ရွာသို့သော်လည်းကောင်း။ ယံ နိဂမံ ဝါ၊ အကြင် နိဂုံးသို့သော်လည်းကောင်း။ ဥပသက်မတိ၊ ၏။ တတ္ထ တသ္မိံ ဂါမေ ဝါ၊ ထိုရွာ၌သော်လည်းကောင်း။ တတ္ထ တသ္မိံ နိဂမေ ဝါ၊ ထိုနိဂုံး၌သော်လည်းကောင်း။ ရညံ၊ တို့၏။ (မဇ္ဈေ၊ ၌။) ရာဇာ ဣဝ၊ ကဲ့သို့လည်းကောင်း။ ဗြဟ္မာနံ၊ တို့၏။ (မဇ္ဈေ၊ ၌။) ဗြဟ္မာ ဣဝ၊ ကဲ့သို့လည်းကောင်း။ ဂဟပတိကာနံ၊ တို့၏။ (မဇ္ဈေ၊ ၌။) ဒေဝတာ ဣဝ၊ ကဲ့သို့လည်းကောင်း။ (သမ္ဘာဝိတော၊ ချီးဝံ့အပ်သည်။) ဟောတိ၊ ၏။ (ယေန သမယေန၊ အကြင်အခါ၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။) တေန ခေါ ပန သမယေန၊ မဟာဂေါဝိန္ဒပုဏ္ဏား၏ ရဟန်းပြုလှူထိုအခါ၌။ မနုဿာ၊ လူတို့သည်။ ခိပန္တိ ဝါ၊ ချေဆတ်သော်လည်း ချေဆတ်ကုန်အံ့။ ဥပက္ခလန္တိ ဝါ၊ ချော်ချွတ်သော်လည်း ချော်ချွတ်ကုန်အံ့။ ဟေ မနုဿာ၊ တို့သည်။ ဧဝံ၊ သို့။ အာဟံသု၊ ပြောဆိုကြကုန်ပြီ။ ကိံ၊ သို့။ အာဟံသု၊ ကုန်သနည်း?။ “မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ အား။ နော၊ တို့၏။

နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါ၏။ သတ္တပုရောဟိတဿ၊ ခုနစ်ယောက်
သောမင်းတို့၏ ပုရောဟိတ်ဖြစ်သော။ (ဗြာဟ္မဏဿ၊ အား။) နော၊ တို့၏။
နမော၊ သည်။ အတ္ထု၊ ၏။ ဣတိဝေ၊ သို့။ အာဟံသု၊ ကုန်ပြီ။

၃၂၇။ ဘော၊ တို့။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။
မေတ္တာသဟဂတေန၊ မေတ္တာနှင့်တကွဖြစ်သော။ စေတသာ၊ စိတ်ဖြင့်။ ဧကံ၊
တပါးသော။ ဒိသံ၊ အရပ်မျက်နှာကို။ ဝါ၊ အရပ်မျက်နှာ၌ တည်ရှိသောသတ္တ
ဝါအပေါင်းကို။ ဖရိတွာ၊ ဖြန့်၍။ ဝါ၊ ပျံ့နှံ့စေ၍။ ဝိဟာသိ၊ နေပြီ။ တထာ၊
ထိုအတူ။ ဒုတိယံ၊ နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်ကြောင်းဖြစ်သော။ ဒိသံ၊ အရပ်
မျက်နှာကို။ ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။ တထာ၊ တူ။ တတိယံ၊ သော။ ဒိသံ၊
ကို။ ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။ တထာ၊ တူ။ စတုတ္ထံ၊ သော။ ဒိသံ၊ ကို။
ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။ ဣတိ၊ ဤသို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။
ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းအတိုင်း။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းအတူ။ ဥဒ္ဓံ၊
အထက်ဖြစ်သော။ ဒိသံ၊ ကို။ ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။ ဣတိ၊ သို့။ ဝါ၊
ဖြင့်။ ငါ၊ တိုင်း။ ဝါ၊ တူ။ အဓော၊ အောက်ဖြစ်သော။ ဒိသံ၊ ကို။ ဖရိတွာ၊
၍။ ဝိဟာသိ၊ ပြီ။ ဣတိ၊ သို့။ ဝါ၊ ဖြင့်။ ဝါ၊ တိုင်း။ ဝါ၊ တူ။ တိရိယံ၊
ဖိလောထောင့်ဖြစ်သော။ ဒိသံ၊ ကို။ ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။ ဣတိ၊ သို့။
သဗ္ဗဓိ၊ အလုံးစုံသောအရပ်မျက်နှာတို့၌။ သဗ္ဗတ္တတာယ၊ အလုံးစုံသောစိတ်
ရှိသည်၏အဖြစ်ဖြင့်။ ဝါ၊ အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူမျှသည်၏အဖြစ်
ဖြင့်။ သဗ္ဗာဝန္တံ၊ အလုံးစုံသောအစိတ်ရှိသော။ လောကံ၊ သတ္တလောကကို။
မေတ္တာသဟဂတေန၊ သော။ ဝိပုလေန၊ ပြန့်ပြောသော။ မဟဂ္ဂတေန၊ မြတ်
သည်၏အဖြစ်သို့ ရောက်သော။ အပ္ပမာဏေန၊ အတိုင်းအရှည်မရှိသော။ အဝေ-
ရေန၊ ရန်မရှိသော။ အဗျာပဇ္ဇေန၊ ဟိတ၊ သုခကို ဖျက်ဆီးတတ်သော ဒေါသ
မရှိသော။ စေတသာ၊ စိတ်ဖြင့်။ ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။

ကရုဏာသဟဂတေန၊ ကရုဏာနှင့်တကွဖြစ်သော။ ပ။ မုဒိတာသဟဂတေန၊
မုဒိတာနှင့်တကွဖြစ်သော။ ပ။ ဥပေက္ခာသဟဂတေန၊ ဥပေက္ခာနှင့်တကွဖြစ်
သော။ စေတသာ၊ ဖြင့်။ ဧကံ၊ သော။ ဒိသံ၊ ကို။ ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။
တထာ၊ တူ။ ဒုတိယံ၊ သော။ ဒိသံ၊ ကို။ ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။ တထာ၊ တူ။
တတိယံ၊ သော။ ဒိသံ၊ ကို။ ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။ တထာ၊ တူ။ စတုတ္ထံ၊
သော။ ဒိသံ၊ ကို။ ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။ ဣတိ၊ သို့။ ဥဒ္ဓံ၊ သော။ ဒိသံ၊ ကို။
ဖရိတွာ၊ ၍။ ဝိဟာသိ၊ ပြီ။ ဣတိ၊ သို့။ အဓော၊ သော။ ဒိသံ၊ ကို။ ဖရိတွာ၊
၍။ ဝိဟာသိ၊ ပြီ။ ဣတိ၊ သို့။ တိရိယံ၊ သော။ ဒိသံ၊ ကို။ ဖရိတွာ၊ ၍။
ဝိဟာသိ၊ ပြီ။ ဣတိ၊ သို့။ သဗ္ဗဓိ၊ တို့၌။ သဗ္ဗတ္တတာယ၊ ဖြင့်။ သဗ္ဗာဝန္တံ၊
သော။ လောကံ၊ ကို။ ဥပေက္ခာသဟဂတေန၊ သော။ ဝိပုလေန၊ သော။

မဟာဂုဏေန၊ သော။ အပ္ပမာဏေန၊ သော။ အဝေရေန၊ သော။ အဗျာ-
ပဇ္ဇေန၊ သော။ စေတသာ၊ ဖြင့်။ ဖရိတွာ၊ ရှိ။ ဝိဟာသိ၊ ပြီ။ သာဝကာနံ၊
တပည့်တို့အား။ ဗြဟ္မလောကသဟဗျတာယ၊ ဗြဟ္မာ့ပြည်၌ တကွဖြစ်သော
အပေါင်းအဖော်၏အဖြစ်ဟူသော အကျိုးငှါ။ မဂ္ဂံ၊ အကြောင်းဖြစ်သောဗြဟ္မ
ဝိဟာရဈာန်ကို။ ဒေသေသိ၊ ဟောပြောပြီ။

၉၂၇။ ဘော၊ အိန္ဒြိယများအပေါင်းတို့။ တေန သမယေန၊ တရားဟောရာ
ထိုအခါ၌။ မဟာဂေါဝိန္ဒဿ၊ သော။ ဗြာဟ္မဏဿ၊ ၏။ ယေ သာဝကာ၊ အကြင်
တပည့်တို့သည်။ သဗ္ဗေန၊ အလုံးစုံသော။ (ပကာရေန၊ အပြားအားဖြင့်။)
သဗ္ဗံ၊ အလုံးစုံသော။ သာသနံ၊ အဆုံးအမကို။ ဝါ၊ အဆုံးအမဖြစ်သော
ရှစ်ပါးသောသမာပတ်၊ ခြောက်ပါးသောအဘိညာဏ်ကို။ အာဇာနိံ သု၊ သိကြ
ကုန်ပြီ။ တေ သာဝကာ၊ ထိုတပည့်တို့သည်။ ကာယဿ၊ ဥပါဒိန္ဒကခန္ဓာ
ကိုယ်၏။ ဘေဒါ၊ ပျက်ရာဖြစ်သော။ မရဏာ၊ သေရာအခါမှ။ ပရံ၊ နောက်ဖြစ်
သော အသစ်ဖြစ်သောခန္ဓာကို ယူဆဲခဏ၌။ သုဂတိံ ၊ သုခ၏ဖြစ်ရာဖြစ်သော။
ဝါ၊ ကောင်းသောဂတိဟုဆိုအပ်သော။ ဝါ၊ ကောင်းသောကံသည် ဖြစ်စေအပ်
သော ဂတိဟုဆိုအပ်သော။ ဗြဟ္မလောကံ၊ ဗြဟ္မာ့ပြည်သို့။ ဥပပဇ္ဇိံ သု၊ ကပ်၍
ဖြစ်ကြကုန်ပြီ။ ယေ သာဝကာ၊ တို့သည်။ သဗ္ဗေန၊ သော။ (ပကာရေန၊
အားဖြင့်။) သဗ္ဗံ၊ သော။ သာသနံ၊ ကို။ န အာဇာနိံ သု၊ မသိကြကုန်။
တေ သာဝကာ၊ တို့သည်။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊
၌။ အပ္ပေကဇ္ဇော၊ အချို့ကုန်သော။ (သာဝကာ၊ တို့သည်။) ပရနိမ္မိတဝသ-
ဝတ္တိနံ၊ ပရနိမ္မိတဝသဝတ္တိတို့၌ ဖြစ်ကြကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊
တကွဖြစ်သော အပေါင်းအဖော်၏အဖြစ်သို့။ ဥပပဇ္ဇိံ သု၊ ကုန်ပြီ။

အပ္ပေကဇ္ဇော၊ ကုန်သော။ (သာဝကာ၊ တို့သည်။) နိမ္မာနရတိနံ၊ နိမ္မာနရတိတို့၌
ဖြစ်ကြကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇိံ သု၊ ကုန်ပြီ။ အပ္ပေ-
ကဇ္ဇော၊ ကုန်သော။ (သာဝကာ၊ တို့သည်။) တုသိတာနံ၊ တုသိတာတို့၌ ဖြစ်ကုန်
သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇိံ သု၊ ကုန်ပြီ။ အပ္ပေကဇ္ဇော၊ ကုန်
သော။ (သာဝကာ၊ တို့သည်။) ယာမာနံ၊ ယာမာတို့၌ ဖြစ်ကုန်သော။ ဒေဝါနံ၊
တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇိံ သု၊ ကုန်ပြီ။ အပ္ပေကဇ္ဇော၊ ကုန်သော။ (သာဝကာ၊
တို့သည်။) တာဝတိံ သာနံ၊ တာဝတိံ သာတို့၌ ဖြစ်ကုန်သော။ ဒေဝါနံ၊ တို့၏။
သဟဗျတံ၊ သို့။ ဥပပဇ္ဇိံ သု၊ ကုန်ပြီ။ အပ္ပေကဇ္ဇော၊ ကုန်သော။ (သာဝကာ၊
တို့သည်။) စတုမဟာရာဇိကာနံ၊ စတုမဟာရာဇ်တို့၌ ဖြစ်ကုန်သော။ ဒေဝါနံ၊
တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇိံ သု၊ ကုန်ပြီ။ ယေ သာဝကာ၊ အကြင်တပည့်
တို့သည်။ သဗ္ဗနိဟီနံ၊ အလုံးစုံသောနတ်တို့အောက် ယုတ်သော။ ကာယံ၊
ကိုယ်ကို။ ပရိပူရေသု၊ ပြည့်စေကြကုန်ပြီ။ တေ သာဝကာ၊ တို့သည်။ ဂန္ဓဗ္ဗ-

ကာယံ၊ ဂန္ဓဗ္ဗနတ်အပေါင်းကို။ ပရိပူရေသံ၊ ပြည့်စေကြကုန်ပြီ။ ဣတိ ခေါ၊ ဤသို့သာလျှင်။ သဗ္ဗေသံယေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။ တေသံ ကုလ-
ပုတ္တာနံ၊ ထိုအမျိုးကောင်းသားတို့၏။ ပဗ္ဗဇ္ဇာ၊ ရဟန်း၏ အဖြစ်သည်။
အမောသာ၊ အချည်းနှီးမဟုတ်သည်။ အဝဉ္ဇာ၊ မမြို့သည်။ သဖလော၊ အကျိုး
ရှိသည်။ သဉ္ဇဒြယာ၊ ကြီးပွားခြင်းနှင့်တကွဖြစ်သည်။ အဟောသိ၊ ဖြစ်ပြီ။
ဣတိ၊ ဤသို့။ အဝေါစ၊ ပြောဆိုပါပြီ။

၃၂၉။ “ဘဂဝါ၊ သည်။ တံ ကာရဏံ၊ ထိုအကြောင်းကို။ သရတိ၊ အောက်
မေ့တော်မူမိပါ၏လော။ ဝါ၊ အမှတ်ရတော်မူမိပါ၏လော”။ ဣတိ၊ သို့။
အဝေါစ၊ လျှောက်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ ပဉ္စသိခဂန္ဓဗ္ဗနတ်သားက လျှောက်
ထားအပ်သည်ရှိသော်။ ဘဂဝါ၊ သည်။ ပဉ္စသိခံ၊ သော။ ဂန္ဓဗ္ဗပုတ္တံ၊ ကို။
တေ ဝစနံ၊ ကို။ အဝေါစ၊ မိန့်တော်မူပြီ။) ကံ၊ သို့။ အဝေါစ၊ နည်း?။
“ပဉ္စသိခ၊ ခ။ အဟံ၊ သည်။ (တံ ကာရဏံ၊ ကို။) သရာမိ၊ အောက်မေ့တော်
မူ၏။ ဝါ၊ အမှတ်ရတော်မူ၏။ အဟံ၊ ငါဘုရားသည်။ တေန သမယေန၊
မဟာဂေါဝိန္ဒဖြစ်ရာ ထိုအခါ၌။ မဟာဂေါဝိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။
အဟောသိ၊ ဖြစ်တော်မူတူးပြီ။ အဟံ၊ သည်။ သာဝကာနံ၊ တို့အား။
ဗြဟ္မလောကသဟဗျတာယ၊ ငှါ။ မဂ္ဂံ၊ အကြောင်းဖြစ်သော ဗြဟ္မဝိဟာရ
ဈာန်ကို။ ဒေသေသိ၊ ဟောတော်မူပြီ။ ပဉ္စသိခ၊ ခ။ မေ၊ ငါဘုရား၏။ တံ
ဗြဟ္မစရိယံ၊ ထိုမြတ်သောအကျင့်သည်။ ဝါ၊ ထိုမြတ်သောအကျင့်ဖြစ်၍ဖြစ်
သော ဗြဟ္မဝိဟာရသည်။ နိဗ္ဗိဒါယ၊ ဝဋ်၌ ငြီးငွေ့စိတ်ပျက်ကြောင်းဖြစ်သော
ဝုဠာနဂါမိနိဝိပဿနာဉာဏ်အကျိုးငှါ။ န သံဝတ္တတိ၊ မဖြစ်ခဲ့။ ဝိရာဂါယ၊ ဝဋ်၌
တပ်ခြင်းကင်းကြောင်းဖြစ်သော အရိယမဂ်အကျိုးငှါ။ န သံဝတ္တတိ၊ ခဲ့။
နိရောဓာယ၊ ဝဋ်၏ ကွယ်ပြောက်ချုပ်ငြိမ်း လက်စသိန်းရာဖြစ်သော နိဗ္ဗာန်
အကျိုးငှါ။ န သံဝတ္တတိ၊ ခဲ့။ ဥပသမာယ၊ ဝဋ်၏ ငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်
အကျိုးငှါ။ န သံဝတ္တတိ၊ ခဲ့။ အဘိညာယ၊ ဝဋ်ကို ထူးသောဉာဏ်ဖြင့်သိတတ်
သော အရိယမဂ်အကျိုးငှါ။ န သံဝတ္တတိ၊ ခဲ့။ သမ္မောဓာယ၊ ကိလေသာ
တည်းဟူသော အိပ်ပျော်ခြင်းမှ ကင်းသောအားဖြင့် ဝဋ်မှ နိုးကြောင်းဖြစ်
သော အရိယမဂ်အကျိုးငှါ။ န သံဝတ္တတိ၊ ခဲ့။ နိဗ္ဗာနာယ၊ မအို၊ မသေ အမြဲ
နေရာဖြစ်သော နိဗ္ဗာန်အကျိုးငှါ။ န သံဝတ္တတိ၊ မဖြစ်ခဲ့။ ယာဝဒေဝ ဗြဟ္မ-
လောကူပပတ္တိယာ၊ ဗြဟ္မာပြည်၌ ဖြစ်ရခြင်းတိုင်အောင်သော အကျိုးငှါသာ
လျှင်။ သံဝတ္တတိ၊ ဖြစ်ခဲ့၏။

ပဉ္စသိခ၊ ခ။ မေ၊ ၏။ ဣဒံ ဗြဟ္မစရိယံ၊ ဤမြတ်သောအကျင့်သည်။ ဝါ၊
ဤမြတ်သောအကျင့်ဖြစ်၍ဖြစ်သော ပရိယတ္တိ၊ ပဋိပတ္တိသာသနာသည်။ ဧကန္တ-
နိဗ္ဗိဒါယ၊ စင်စစ် ဝဋ်၌ ငြီးငွေ့စိတ်ပျက်ကြောင်းဖြစ်သော ဝုဠာနဂါမိနိဝိပဿနာ

ဉာဏ်အကျိုးငှါလည်းကောင်း။ ဝိရာဂါယ၊ ငှါလည်းကောင်း။ နိရောဓာယ၊ ငှါလည်းကောင်း။ ဥပသမာယ၊ ငှါလည်းကောင်း။ အဘိညာယ၊ ငှါလည်းကောင်း။ သမ္မောဓာယ၊ ငှါလည်းကောင်း။ နိဗ္ဗာနာယ၊ ငှါလည်းကောင်း။ သံဝတ္တတိ၊ ဤ။ ပဉ္စသိခ၊ ခ။ (ယံ) ဗြဟ္မစရိယံ၊ သည်။ ကေန္တနိဗ္ဗိဒါယ၊ ငှါလည်းကောင်း။ ဝိရာဂါယ၊ ငှါလည်းကောင်း။ နိရောဓာယ၊ ငှါလည်းကောင်း။ ဥပသမာယ၊ ငှါလည်းကောင်း။ အဘိညာယ၊ ငှါလည်းကောင်း။ သမ္မောဓာယ၊ ငှါလည်းကောင်း။ နိဗ္ဗာနာယ၊ ငှါလည်းကောင်း။ သံဝတ္တတိ၊ ဤ။ တံ ဗြဟ္မစရိယံ၊ သည်။ ကတမံ စ၊ အဘယ်နည်း။ အရိယော၊ ကိလေသာပြုမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော။ အဋ္ဌကိကော၊ ရှစ်ပါးသောအင်္ဂါရှိသော။ အယမေဝ မဂ္ဂေါ၊ ဤမဂ်သာလျှင်တည်း။ သေယျထိဒံ၊ ထိုအဋ္ဌကိကမဂ်ဟူသည် အဘယ်နည်း။ တနည်း။ သော မဂ္ဂေါ၊ ထို အဋ္ဌကိကမဂ်ဟူသည်။ သေယျထိဒံ၊ အဘယ်နည်း။ တနည်း။ ဣဒံ အယံ မဂ္ဂေါ၊ ဤ အဋ္ဌကိကမဂ်ဟူသည်။ သေယျထာ၊ အဘယ်နည်း။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း။ သမ္မာသင်္ကပ္ပေါ၊ လည်းကောင်း။ သမ္မာဝါစာ၊ လည်းကောင်း။ သမ္မာကမ္မန္တော၊ လည်းကောင်း။ သမ္မာအာဇီဝေါ၊ လည်းကောင်း။ သမ္မာဝါယာမော၊ လည်းကောင်း။ သမ္မာသတိ၊ လည်းကောင်း။ သမ္မာသမာဓိ၊ လည်းကောင်း။ (ဣတိ အယံ ဤသည်ပင်တည်း။) ပဉ္စသိခ၊ ခ။ (ယံ ဗြဟ္မစရိယံ) သည်။ ကေန္တနိဗ္ဗိဒါယ၊ ငှါလည်းကောင်း။ ဝိရာဂါယ၊ ငှါလည်းကောင်း။ နိရောဓာယ၊ ငှါလည်းကောင်း။ ဥပသမာယ၊ ငှါလည်းကောင်း။ အဘိညာယ၊ ငှါလည်းကောင်း။ သမ္မောဓာယ၊ ငှါလည်းကောင်း။ နိဗ္ဗာနာယ၊ ငှါလည်းကောင်း။ သံဝတ္တတိ၊ ဤ။ တံ ဗြဟ္မစရိယံ၊ သည်။ ဣဒံ ခေါ၊ ဤအဋ္ဌကိကမဂ်သာလျှင်တည်း။

၃၃၀။ ပဉ္စသိခ၊ ခ။ မေ ဤ။ ယေ သာဝကာ၊ တို့သည်။ သဗ္ဗေန၊ သော။ (ပကာရေန၊ ဖြင့်။) သဗ္ဗံ၊ သော။ သာသနံ၊ ကို။ အာဇာနန္တိ၊ သိကြကုန်၏။ တေ သာဝကာ၊ တို့သည်။ အာသဝါနံ၊ အာသဝေါတရားတို့၏။ ခယာ၊ ကုန်ခြင်းကြောင့်။ အနာသဝံ၊ အာသဝေါမရှိသော။ စေတောဝိမုတ္တိံ၊ ကိလေသာတို့မှ လွတ်ပြီးသော အရဟတ္တဖိုလ်သမာဓိသို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ပညာဝိမုတ္တိံ၊ ကိလေသာတို့မှလွတ်ပြီးသော အရဟတ္တဖိုလ်ပညာသို့လည်းကောင်း။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောဟုဆိုအပ်သော ပစ္စက္ခအတ္တဘောဌိသာလျှင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးသောဉာဏ်ဖြင့် သိကြကုန်၍။ သစ္စိကဘူ၊ မျက်မှောက်ပြုကြကုန်၍။ ဥပသမ္ပဇာကုန်၍။ ဝါ၊ ပြီးစေကြကုန်၍။ ဝိဟရန္တိ၊ ကုန်၏။ ယေ သာဝကာ၊ တို့သည်။ သဗ္ဗေန၊ သော။ (ပကာရေန၊ အားဖြင့်။) သဗ္ဗံ၊ သော။ သာသနံ၊ ကို။ န အာဇာနန္တိ၊ မသိကြကုန်။ တေ သာဝကာ၊ တို့သည်။ ပဉ္စန္ဒံ၊ ကုန်သော။ ဩရမ္ဘာဂိသာနံ၊ ကုန်သော။ သံယော-

ဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ဩပပါတိကာ၊ ကုန်သည်။ တတ္ထ တသ္မိံ လောကေ၊ ဤ။ ပရိနိဗ္ဗာယိနော၊ ကုန်သည်။ တသ္မာ လောကာ၊ မှ။ အနာ-ဝတ္ထိဓမ္မာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ယေ သာဝကာ၊ တို့သည်။ သဗ္ဗေန၊ သော။ (ပကာရေန၊ အားဖြင့်။) သဗ္ဗံ၊ သော။ သာသနံ၊ ကို။ န အာဇာနန္တိ၊ ကုန်။ အပေကစ္စေ၊ အချို့ကုန်သော။ (တေ သာဝကာ၊ တို့သည်။) တိဏ္ဏံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ ရာဂဒေါသ-မောဟာနံ၊ တို့၏။ တနုတ္တာ၊ ပါးကုန်သည်၏အဖြစ်ကြောင့်။ သကဒါဂါမိနော၊ တို့သည်။ ဟောန္တိ၊ ကုန်၏။ သကံ ဒေဝ၊ သာလျှင်။ ဣမံ လောကံ၊ ဤလူ့-ပြည်သို့။ အာဂန္တော၊ ကုန်၍။ ဒုက္ခဿ၊ ၏။ အန္တံ၊ ကို။ ကရိယန္တိ၊ မျက်မှောက် ပြုကြကုန်လိမ့်လတ္တံ့။ ယေ သာဝကာ၊ တို့သည်။ သဗ္ဗေန၊ သော။ (ပကာရေန၊ အားဖြင့်။) သဗ္ဗံ၊ သော။ သာသနံ၊ ကို။ န အာဇာနန္တိ၊ ကုန်။ အပေ-ကစ္စေ၊ ကုန်သော။ (တေ သာဝကာ၊ တို့သည်။) တိဏ္ဏံ၊ ကုန်သော။ သံယော-ဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ သောတာပန္နာ၊ တို့သည်။ အဝိနိပါတ-ဓမ္မာ၊ ကုန်သည်။ နိယတာ၊ ကုန်သည်။ သမ္မောဓိပရာယဏာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ပဉ္စသိခ၊ ခ။ ဣတိ ခေါ၊ သို့သာလျှင်။ သဗ္ဗေသညေဝ၊ သာလျှင် ဖြစ်ကုန်သော။ ဣမေသံ ကုလပုတ္တာနံ၊ တို့၏။ ပဗ္ဗဇ္ဇာ၊ သည်။ အမောသာ၊ သည်။ အဝဉ္ဇာ၊ သည်။ သဖလာ၊ သည်။ သဉ္ဇဒြယာ၊ သည်။ အဟောသိ၊ ပြီ။ ဣတိ၊ သို့။ အဝေါစ၊ မိန့်တော်မူပြီ။

ဘဂဝါ၊ သည်။ ဣဒံ သုတ္တံ၊ ဤ မဟာဂေါဝိန္ဒသုတ်ကို။ အဝေါစ၊ မိန့်တော် မူပြီ။ ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗပုတ္တော၊ သည်။ အတ္တမနော၊ မိမိစိတ်ရှိသည်။ (ဟုတ္တာ၊ ၍။) ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ဟောတော်မူအပ်သော မဟာဂေါဝိန္ဒသုတ်ကို။ အဘိနန္ဒိတော၊ ဝမ်းမြောက်နှစ်သက် ရှင်အားတက်လျက် လက်ခံသိမ်းပိုက်ပြီး၍။ အနုမောဒိတော၊ အဖန်ဖန် ဝမ်းမြောက်ပြီး၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတော၊ ၍။ ပဒက္ခိဏံ၊ အပြားအားဖြင့် သတ္တဝါတို့၏ ကြီးပွား ကြောင်းဖြစ်သော အရိအသေပြုမှု၊ လက်အုပ်ချီမှုကို။ ဝါ၊ လက်ျာရစ်လည် သည်ကို။ ကတော၊ ၍။ တတ္ထေဝ တသ္မိံ ဧဝ ဌာနေ၊ ထို ရှေ့တော်မှောက်အရပ် ၌သာလျှင်။ အန္တရေဓာယိ၊ ကွယ်ပျောက်ပြီ။ ဣတိ ဧဝံ၊ အားဖြင့်။ သုတံ၊ အပ်ပါပြီ။ တနည်း။ ဣတိ ဧဝံ၊ အားဖြင့်။ သုတံ၊ သည်။ အဟောသိ၊ ပြီ။ ဣတိ၊ သို့။ ဝိဿဇေသိ၊ ဖြေဆိုပြီ။ ဣတိ၊ ဤတွင် မဟာဂေါဝိန္ဒသုတ်ကို ဆိုရန် စကားရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

**ဆဋ္ဌံ၊ သော။ မဟာဂေါဝိန္ဒသုတ္တံ၊ သည်။
နိဋ္ဌိတံ၊ ပြီ။**

၇-မဟာသမယသုတ္တ

၉၃၁။ (ဝေ မေ သုဘံ ကေ သမယံ အနက်များကို ရေးခဲ့ပြီးသော အတူ ရှိသော သုတ်သီလက္ခန်ဂါဠိတော် ဗြဟ္မဇာလသုတ်တွင် ကြည့်ရမည်။)

ဘဂဝါ၊ သည်။ မဟတာ၊ သော။ ဘိက္ခုသံဆေန၊ နှင့်။ သဗ္ဗေဟေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ အရဟန္တေဟိ၊ ရဟန္တာဖြစ်ကြကုန်သော။ တနည်း။ သဗ္ဗေဟေဝ အရဟန္တေဟိ၊ အလုံးစုံရဟန္တာချည်းသာဖြစ်ကုန်သော။ ပဉ္စမတ္တေဟိ၊ ကုန်သော။ ဘိက္ခုသတေဟိ၊ တို့နှင့်။ တနည်း။ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ တက္က၊ သက္ကေသု၊ သက္ကအမည်ရှိကုန်သော။ (ဇနပဒေ၊ ဌ။) တနည်း။ သက္ကေသု၊ သက္ကအမည်ရှိသော။ (ဇနပဒေ၊ ဌ။) တနည်း။ သက္ကေသု၊ သက္ကအမည်ရှိကုန်သော။ (ဇနပဒေသု၊ တို့ဌ။) ကပိလဝတ္ထုသ္မိံ၊ ကပိလဝတ္ထုပြည်၌။ မဟာဝနေ၊ ဌ။ ဝိဟရတိ၊ ဧ။ ဒသဟိ လောကဓာတုဟိ စ၊ တသောင်းသော လောကဓာတ်တို့မှလည်း။ (အာဂန္တော၊ လာကြကုန်၍။) ယေဘုယျေန၊ များသောအားဖြင့်။ ယေဘုယျေန၊ များကုန်သော။ ဒေဝတာ၊ နတ်၊ ဗြဟ္မာတို့သည်။ ဘဂဝန္တံ စ၊ ကိုလည်းကောင်း။ ဘိက္ခုသံဆဉ္စ၊ ကိုလည်းကောင်း။ ဒဿနာယ၊ ဖူးမြင်ရခြင်းငှါ။ သန္နိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ အထ တသ္မိံ ကာလေ၊ တသောင်းသောလောကဓာတ်မှ လာကြကုန်၍ နတ်၊ ဗြဟ္မာတို့၏ စည်းဝေးကြရာ ထိုအခါ၌။ စတုန္တံ၊ လေး ယောက်ကုန်သော။ သုဒ္ဓါဝါသကာယိကာနံ၊ သုဒ္ဓါဝါသဘုံ၌ ဖြစ်ကြကုန်သော။ ဒေဝတာနံ၊ ဗြဟ္မာတို့အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

ကိံ၊ သည်။ အဟောသိ၊ နည်း။ “အယံ ဘဂဝါ၊ သည်။ မဟတာ၊ သော။ ဘိက္ခုသံဆေန၊ နှင့်။ သဗ္ဗေဟေဝ၊ သာလျှင်ဖြစ်ကုန်သော။ အရဟန္တေဟိ၊ ကုန်သော။ တနည်း။ သဗ္ဗေဟေဝ အရဟန္တေဟိ၊ ကုန်သော။ ပဉ္စမတ္တေဟိ၊ ကုန်သော။ ဘိက္ခုသတေဟိ၊ တို့နှင့်။ တနည်း။ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ တက္က၊ သက္ကေသု၊ ကုန်သော။ (ဇနပဒေ၊ ဌ။) [သုံးနည်းပေး]။ ကပိလဝတ္ထုသ္မိံ၊ ဌ။ မဟာဝနေ၊ ဌ။ ဝိဟရတိ၊ မူ၏။ ဒသဟိ လောကဓာတုဟိ စ၊ မှလည်း။ အာဂန္တော၊ ကုန်၍။) ယေဘုယျေန၊ အားဖြင့်။ ယေဘုယျေန၊ ကုန်သော။ ဒေဝတာ၊ တို့သည်။ ဘဂဝန္တံ စ၊ ကိုလည်းကောင်း။ ဘိက္ခုသံဆဉ္စ၊ ကိုလည်းကောင်း။ ဒဿနာယ၊ ငှါ။ သန္နိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ မယံပိ၊ တို့သည်လည်း။ ယေန ဌာနေန၊ ဌ။ ဘဂဝါ၊ သည်။ အတ္ထိ၊ ဧ။ ကေန ဌာနေန၊ သို့။ ဥပသင်္ကမေယျာမ၊ ချဉ်းကပ်ကြရ ပါကုန်မှုကား။ ဥပသင်္ကမိတွာ၊ ကုန်ပြီး၍။ ဘဂဝေတာ၊ ဧ။ သန္တိကေ၊ ဌ။

ပစ္စေကံ၊ အသီးအခြား တခုစီဖြစ်သော။ ဂါထံ၊ ဂါထာကို။ ဘာသေယျာမ၊ ရွတ်ဆိုကြရပါမူကား။ ယံနုနု၊ စူး။ ဝါ၊ ရာ၏။ ဣတိ တေံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

၃၃၂။ အထ ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ တာ ဒေဝတာ၊ ထိုဗြဟ္မာတို့သည်။ သေယျထာပိ နာမ၊ မည်သည်။ ဗလဝါ၊ အားရှိသော။ ပုရိသော၊ သည်။ သမိဉ္စိတံ၊ ကောင်းစွာဆွဲအပ်ပြီးသော။ ဝါ၊ ကွေးအပ်ပြီးသော။ ဗာဟံ၊ မောင်းကို။ ပသာရေယျ သေယျထာပိ ဝါ၊ ဆန့်တန်းရာ သကဲ့သို့သော်လည်းကောင်း။ ပသဂရိတံ၊ သော။ ဗာဟံ၊ ကို။ သမိဉ္စေယျ သေယျထာပိ ဝါ၊ ကဲ့သို့သော်လည်းကောင်း။ ဝေမေဝ၊ သာလျှင်။ သုဒ္ဓါဝါ- သေသု၊ သုဒ္ဓါဝါသဘုံ၌ ဖြစ်ကုန်သော။ ဒေဝေသု၊ ဗြဟ္မာတို့၌။ အန္တရဟိတာ၊ ကွယ်ပျောက်ကြကုန်သည်။ (ဟုတော၊ ကုန်၍။) ဘဂဝတော၊ ၏။ ပုရတော၊ ရှေ့တော်မှောက်၌။ ပါတုရဇဟသံ၊ ထင်ရှားဖြစ်ကုန်ပြီ။ အထ ပစ္စာ၊ ရှေ့တော်မှောက်သို့ ဆိုက်ရောက်ပြီးရာကာလမှ နောက်၌။ တာ ဒေဝတာ၊ တို့သည်။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ အဋ္ဌသု၊ ကုန်၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ ဌိတာ၊ ရပ်တည်ပြီးသော။ ကော၊ တယောက်သော။ ဒေဝတာ၊ သည်။ ဘဂဝတော၊ ၏။ သန္တိကော ၌။ ဣမံ ဂါထံ၊ ကို။ အဘာသိ၊ ရွတ်ဆိုပြီ။ ကိံ၊ သို့။ အဘာသိ၊ နည်း?။

“(ဘန္တေ၊ မြတ်စွာဘုရား။) ပဝနသ္မိံ၊ ကြီးပွားသောတော အုပ်၌။ မဟာသမယော၊ များစွာသော နတ်၊ဗြဟ္မာတို့၏ ပေါင်းဆုံစည်းဝေးခြင်းသည်။ ဝါ၊ များစွာသော နတ်၊ ဗြဟ္မာ အပေါင်းသည်။ (အဟောသိ၊ ဖြစ်ပါပြီ။) ဒေဝကာယာ၊ များစွာသော နတ်၊ ဗြဟ္မာတို့သည်။ သမာဂတာ၊ ကောင်းစွာ အညီအညွတ် လာကြပါကုန်ပြီ။ မယံ၊ တို့သည်။ အပရာဇိတသံဃံ၊ တစုံတယောက်သောရန်သူသည် မအောင်အပ်နိုင်သော သံဃာကို။ ဒက္ခိတာယေ၊ ဖူးရခြင်းငှါ။ ဣမံ ဓမ္မသမယံ၊ ဤ တရားနာရာဖြစ်သော နတ်၊ ဗြဟ္မာအပေါင်းသို့။ အာဂတာ၊ လာကြကုန်သည်။ အမှ၊ ဖြစ်ပါကုန်ပြီ။ ဣတိ၊ သို့။ အဘာသိ၊ ရွတ်ဆိုပြီ။

အထ ပစ္စာ၊ ပဌမဗြဟ္မာ၏ ရွတ်ဆိုပြီးရာကာလမှ နောက်၌။ အပရာ၊ တပါးသော။ ဒေဝတာ၊ ဗြဟ္မာသည်။ ဘဂဝတော၊ ၏။ သန္တိကော၊ အထံတော်၌။ ဣမံ ဂါထံ၊ ဤဂါထာကို။ အဘာသိ၊ ရွတ်ဆိုပြန်ပြီ။ ကိံ၊ သို့။ အဘာသိ၊ နည်း?။

“ (ဘန္တေ၊ မြတ်စွာဘုရား။) တကြ တသ္မိံ သန္နိပါတဋ္ဌာနေ၊
 ထို ပေါင်းဆုံစည်းဝေးရာအရပ်၌။ ဘိက္ခုဝေါ၊ ရဟန်းတို့သည်။
 အတ္တနော၊ မိမိတို့၏။ စိတ္တံ၊ စိတ်ကို။ သမာဒဟံသု၊ သမာဓိဖြင့်
 ကောင်းစွာ အာရုံ၌ ထားကြပါကုန်ပြီ။ အတ္တနော၊ တို့၏။
 စိတ္တံ၊ ကို။ [တန္တ-နည်းပြု၍ နှစ်ထပ်ကောက်သည်။] ဥဇုကံ၊
 ဖြောင့်မတ်သည်ကို။ အကံသု၊ ပြုကြပါကုန်ပြီ။ (သမပ္ပဝတ္ထေသု၊
 ကောင်းစွာ အညီအမျှဖြစ်ကုန်သော။ သိန္ဓဝေသု၊ သိန္ဓောမြင်း
 တို့၌။ သြဘတပတောဒေါ၊ ချထားအပ်ပြီးသောနှင့်တံ တပြာ
 ရှိသော။) သာရထိ၊ ရထားထိန်းသည်။ နေတ္တာနိ၊ ကန်ကြီး၊
 ကိုင်ကြီးတို့ကို။ ဂဟေတွာ၊ ကိုင်၍။ (အစောဒေန္တော၊ မမောင်း
 နှင်ဘဲ။ အဝါရေန္တော၊ မတားမြစ်ဘဲ။) တိဋ္ဌတိ ဣဝ၊ တည်
 သကဲ့သို့။ တထာ၊ ထိုအတူ။ ပဏ္ဍိတာ၊ ဖြစ်သောပညာရှိကြ
 ကုန်သော။ (ဘိက္ခု။ ငါးရာသောရဟန်းတို့သည်။) ဣန္ဒြိယာနိ၊
 ခြောက်ပါးသောဣန္ဒြေတို့ကို။ ရက္ခန္တိ၊ စောင့်ရှောက်ကြပါကုန်
 ၏။ (ဘဂဝါ၊ ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဧတေ ဘိက္ခု။
 တို့ကို။ ဒဋ္ဌံ၊ ဖူးမြင်ခြင်းငှါ။ ဣမ ဣမသ္မိံ သန္နိပါတဋ္ဌာနေ၊
 သို့။ အာဂတာ၊ လာကြကုန်သည်။ အမှ၊ ဖြစ်ကြပါကုန်ပြီ။)”
 ဣတိ၊ သို့။ အဘာသိ၊ ပြန်ပြီ။ [ပါဠိတော်တွင် တိုက်ရိုက်မရှိ
 သော ပါဠိများကား အဋ္ဌကထာမှဆောင်၍ ယောဇနာသော
 ပါဠိများတည်း။]

အထ ပစ္စာ၊ ဒုတိယဗြဟ္မာ ရွတ်ဆိုပြီးရာကာလမှ နောက်၌။ အပရာ၊
 သော။ ဒေဝတာ၊ သည်။ ဘဂဝတော၊ ၏။ သန္တိကော၊ ၌။ ဣမံ ဂါထံ၊ ကို။
 အဘာသိ၊ ပြန်ပြီ။ ကိံ၊ သို့။ အဘာသိ၊ နည်း?။

“ (ဘန္တေ၊ ဘုရား။) စက္ခုမတာ၊ ဗုဒ္ဓ၊ ဓမ္မ သမန္တနှင့်
 ဉာဏ၊ ဒိဗ္ဗာ ဤငါးဖြာသော စက္ခုရှိတော်မူသော မြတ်စွာဘုရား
 သည်။ သုဒန္တာ၊ ကောင်းစွာ ဆုံးမတော်မူအပ်ကုန်ပြီးသော။
 တေ သုသုနာဂါ၊ ထို ပျိုမြစ်နုနယ် ငယ်ရွယ်သောရဟန္တာတို့
 သည်။ ခီလံ၊ ရာဂ၊ ဒေါသ၊ မောဟတည်းဟူသော ငြောင့်
 ခလုတ်ကို။ ဆေတွာ၊ မဂ်ကြီးလေးပါး စိန်သံခားဖြင့် ပယ်ရှား
 ခုတ်ဖြတ်ကြကုန်၍။ ပလိသံ၊ ရာဂ၊ ဒေါသ၊ မောဟတည်း
 ဟူသော တံခါးကျည်ကို။ ဆေတွာ၊ ကုန်၍။ ဣန္ဒြိယံ၊ ရာဂ၊
 ဒေါသ၊ မောဟတည်းဟူသော တံခါးခုံကို။ ဥပာစူ၊ နုတ်ကြ
 ကုန်၍။ အနေဇာ၊ တဏှာမရှိကြကုန်သည်။ သုဒ္ဓါ၊ စင်ကြယ်

ကြကုန်သည်။ ဝိမလာ၊ ကိလေသာတည်းဟူသော အညစ်အကြေးမှ ကင်းဝေးကြကုန်သည်။ (ဟုတော၊ ကုန်၍။) စရန္တိ၊ ကျင့်ကြပါကုန်၏။ ဝါ၊ လှည့်လည်ကြပါကုန်၏။ (ဘဂဝါ၊ ဘုရား။ မယ်၊ တို့သည်။ တေ သုသုနာဂေ၊ တို့ကို။ ဒဿနာယ၊ ငှါ။ ဣဓ ဣမသ္မိံ သန္နိပါတဋ္ဌာနေ၊ သို့။ အာဂတာ၊ ကုန်သည်။ အမှ၊ ပါကုန်ပြီ။)။” ဣတိ၊ သို့။ အဘာသိ၊ ပြီ။

☞ အထ ပစ္စာ၊ တတိယဗြဟ္မာ ရွတ်ဆိုပြီးရာကာလမှ နောက်၌။ အပရာ၊ သော။ ဒေဝတာ၊ သည်။ ဘဂဝတော၊ ၏။ သန္တိကေ၊ ၌။ ဣမံ ဂါထံ၊ ကို။ အဘာသိ၊ ပြန်ပြီ။ ကိံ၊ သို့။ အဘာသိ၊ နည်း?။

“ယေကေစိ၊ အလုံးစုံကုန်သော။ (သတ္တာ၊ သတ္တဝါတို့သည်။) ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ် လည်းလျောင်း ပုံးအောင်း မှီခိုရာဟူ၍။ ဝါ၊ ဒုက္ခကိုဖျောက် သုခရောက်အောင် စောင့်ရှောက် ကယ်မတော် မူတတ်ပေ၏ဟူ၍။ ဂတာသေ၊ ဆည်းကပ်ကြကုန်ပြီ။ တေ သတ္တာ၊ တို့သည်။ အပါယဘူမိံ၊ အပါယ်ဘုံသို့။ န ဂမိဿန္တိ၊ မသွားရပါကုန်လိမ့်လတ္တံ့။ ဝါ၊ မလာရပါလိမ့်လတ္တံ့။ မာနုသံ၊ လူ၌ဖြစ်သော။ ဒေဟံ၊ အတ္တဘောကို။ ပဟာယ၊ ပယ်စွန့်ကြကုန်၍။ ဒေဝကာယံ၊ နတ်အပေါင်းကို။ ဝါ၊ နတ်ပြည်ကို။ ပရိပူရေဿန္တိ၊ ပြည့်စေကြပါကုန်လိမ့်လတ္တံ့။”။ ဣတိ၊ သို့။ အဘာသိ၊ ပြန်ပြီ။

ဒေဝတာသန္နိပါတ

၃၃၃။ အထ တသ္မိံ ကာလေ၊ နတ်၊ ဗြဟ္မာတို့၏ စည်းဝေးကြရာ ထိုအခါ၌။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ မပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “ဘိက္ခဝေ၊ တို့။ ဒသသု လောကဓာတူသု၊ တသောင်းသော လောကဓာတ်တို့၌။ (ဝသန္တိယော၊ နေကြကုန်သော။) ယေဘုယျေန၊ များသောအားဖြင့်။ ယေဘုယျေန၊ များကုန်သော။ ဒေဝတာ၊ နတ်၊ ဗြဟ္မာတို့သည်။ တထာဂတဉ္စ၊ ငါဘုရားကိုလည်းကောင်း။ ဘိက္ခုသံဃဉ္စ၊ ကိုလည်းကောင်း။ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ။ သန္နိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဘိက္ခဝေ၊ တို့။ အတိတံ၊ အတိတ်ဖြစ်သော။ အဒ္ဓါနံ၊ ကာလ၌။ အရဟန္တော၊ ကိလေသာမြှူမှူး ညစ်အကြေးမှ ကင်းဝေး စင်ကြယ်တော်မူကြကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားကင်ထင် သိမြင်တော်မူကြကုန်ပြီးသော။ ယေပိ တေ ဘဂဝန္တော၊ တို့သည်လည်း။ အဟေသံ၊

ပွင့်တော်မူကြကုန်ပြီ။ တေသံပိ ဘဂဝန္တာနံ၊ တို့၏လည်း။ ကာလေ၊ လက်ထက်
 တော်အခါ၌။ (ထည့်စပ်သည်။) မယံ၊ ငါတုရား၏။ တေရဟံ၊ ဤ အခါ၌။ ဝါ၊
 ယခုအခါ၌။ ဝါ၊ ယခုလက်ထက်၌။ ဒေဝတာ၊ တို့သည်။ သန္နိပတိတာ၊ ကုန်သည်။
 ဟောန္တိ သေယျထာပိ၊ ဖြစ်ကုန်သကဲ့သို့။ တထာ၊ ထိုအတူ။ ဧတံ ပရမာယေဝ၊
 ငါတုရားလက်ထက်တော်၌ စည်းဝေးသော ဤနတ်၊ ဗြဟ္မာဟူသော အတိုင်းအ
 ရှည်ရှိသည်သာလျှင်ဖြစ်ကုန်သော။ ဒေဝတာ၊ တို့သည်။ သန္နိပတိတာ၊ ကုန်သည်။
 အဟေသံ၊ ဖြစ်ကုန်ပြီ။ ဘိက္ခဝေ၊ တို့။ အနာဂတံ၊ အနာဂတ်ဖြစ်သော။
 အဒ္ဓါနံ၊ ၌။ အရဟန္တော၊ ကုန်သော။ သမ္မာသမ္ဗုဒ္ဓါ၊ ကုန်သော။ ယေပိ
 တေ ဘဂဝန္တော၊ တို့သည်လည်း။ ဘဝိဿန္တိ၊ ပွင့်တော်မူကြ ကုန်လိမ့်လတ္တံ့။
 တေသံပိ ဘဂဝန္တာနံ၊ တို့၏လည်း။ (ကာလေ၊ ၌။) မယံ၊ ၏။ တေရဟံ၊
 ၌။ ဒေဝတာ၊ တို့သည်။ သန္နိပတိတာ၊ ကုန်သည်။ ဟောန္တိ သေယျထာပိ၊
 ကုန်သကဲ့သို့။ တထာ၊ တူ။ ဧတံ ပရမာယေဝ၊ ကုန်သော။ ဒေဝတာ၊ တို့သည်။
 သန္နိပတိတာ၊ ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့။

ဘိက္ခဝေ၊ တို့။ (အဟံ၊ သည်။) ဒေဝကာယာနံ၊ နတ်၊ ဗြဟ္မာအပေါင်းတို့၏။
 နာမာနိ၊ အမည်တို့ကို။ အာစိက္ခိယာမိ၊ ဟောထားတော်မူခဲ့ပေအံ့။ ဘိက္ခဝေ၊ တို့။
 (အဟံ၊ သည်။) ဒေဝကာယာနံ၊ တို့၏။ နာမာနိ၊ တို့ကို။ ကိတ္တယိဿာမိ၊ ကြေး
 ကြော်ထုတ်ဖော်ဟောတော်မူခဲ့ပေအံ့။ ဘိက္ခဝေ၊ တို့။ အဟံ၊ သည်။ ဒေဝကာ-
 ယာနံ၊ တို့၏။ နာမာနိ၊ တို့ကို။ ဒေသေဿာမိ၊ မကျယ်မပွား အကျဉ်းအားဖြင့်
 ဟောထားတော်မူခဲ့ပေအံ့။ တံ ဒေသေနံ၊ ထိုတရားဒေသနာတော်ကို။ (တုမေ၊
 တို့သည်။) သာဓုကံ၊ ရိုသေလေးမြတ် တင်းကြပ်မြဲမြံစွာ။ မနသိ၊ စိတ်၌။ ကရောထ၊
 ထားကြကုန်လော့။ တနည်း။ မနသိကရောထ၊ နှလုံးသွင်းကြကုန်လော့။ (အဟံ၊
 သည်။) ဘာသိဿာမိ၊ မှတ်မှတ်သားသား သိထင်ရှားအောင် အကျယ်အားဖြင့်
 ဟောထားတော်မူခဲ့ပေအံ့။ ဣတိ၊ သို့။ အာမန္တေသိ၊ မှပြီ။ (ဧဝံ၊ သို့။ ဝုတ္တေး
 မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်။) တေ ဘိက္ခု၊ ထိုငါးရာသော
 ရဟန်းတို့သည်။ “တန္တေ၊ မြတ်စွာဘုရား။ ဧဝံ၊ ကောင်းလှပါပြီ။” ဣတိ ခေါ၊
 ဤသို့သာလျှင်။ ဘဂဝတော၊ အား။ ပစ္စယောသံ၊ ကုန်ပြီ။

၃၃၄။ ဘဂဝါ၊ သည်။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစ၊ မှပြီ။ ကိံ၊ သို့။
 အဝေါစ၊ နည်း?။

“ယတ္ထ ယေသု ဌာနေသု၊ အကြင် အရပ်တို့၌။ ဘုမ္မာ၊ မြေ၌
 နေကြကုန်သော။ ဝါ၊ မြေနှင့်စပ်သော နေခြင်းရှိကြကုန်သော။
 ဝါ၊ မြေနှင့်စပ်သော နေရာရှိကြကုန်သော။ (ဒေဝါ၊ နတ်တို့
 သည်။) တဒဿိတာ၊ ထိုထိုအရပ်ကို မှီကြကုန်၏။ တေဟံ
 ဌာနေဟံ၊ ထိုထို တည်ရာအရပ်တို့နှင့်။ သဒ္ဓိံ၊ တကူ။ (နှစ်ပုဒ်

တည့်သည်။) (အဟံ၊ ငါဘုရားသည်။) သီလောကံ၊ အက္ခရာ၊ ပုဒ်တို့ဖြင့် မှတ်အပ်သော သဒ္ဒါအပေါင်းကို။ ဝါ၊ အက္ခရာ၊ ပုဒ်တို့ဖြင့် မှတ်အပ်သော ဂါထာအပေါင်းကို။ အနုကဿာမိ၊ ဖြစ်စေတော်မူအံ့။ ဝါ၊ ဟောတော်မူပေအံ့။ ဂိရိဂဗ္ဘရုံ၊ တောင်ဝှမ်းကို။ သိတာ၊ မှီကြကုန်သော။ ပဟိတတ္တာ၊ ကိုယ်နှင့် အသက် မငဲ့ကက်ဘဲ ရက်စက် ခံဋ္ဌာန် စိတ်အကြံဖြင့် နိဗ္ဗာန်သို့ စေလွှတ်အပ်ပြီးသော စိတ်ရှိကြကုန်သော။ သမာဟိတာ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့ဖြင့် ကောင်းစွာ အာရုံ၌ ထားအပ်ပြီးသော စိတ်ရှိကြကုန်သော။

ပုထု၊ များကုန်သော။ သီဟာ၊ ခြင်္သေ့တို့သည်။ သလ္လိနာဏဝ၊ ဝင်းဝင်းပြောင်ပြောင် ရွှေဂူချောင်း၌ မာန်ထောင်ကြိမ်းပက်န်းအောင်းကြကုန်သကဲ့သို့။ တထာ၊ ထိုအတူ။ သလ္လိနာ၊ အာရုံများစွာ ဖဲကြည့်ခါ၍ သင့်ရာရည်မှန်းကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ်ကြကုန်သော။ လောမဟံသာဘိသမ္ဘုနော၊ အမွှေးတို့၏ရှင်ခြင်းကို လှမ်းမှီးနိုင်ကြကုန်သော။ ဝါ၊ ကြက်သီးမွှေးညှင်းထခြင်းကို လှမ်းမှီးနိုင်ကြကုန်သော။ သြဒါတမနသာ၊ အရဟတ္တဖိုလ်ဖြင့် ဖြူစင်သောစိတ်ရှိကြကုန်သည်။ (ဟုတ္တာ၊ ကုန်၍။) သုဒ္ဓါ၊ စင်ကြယ်သောစိတ်ရှိကြကုန်သော။ ဝိပ္ပသန္နာ၊ အထူးသဖြင့် ကြည်လင်သောစိတ်ရှိကြကုန်သော။ အနာဝိလာ၊ မနောက်ကျကုန်သော။ (ယေ ဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ သန္တိ၊ ရှိကုန်၏။)

ဘိယျော ပဉ္စသတေ၊ ဘုရားနှင့်တကွ ငါးရာအလွန်ရှိကုန်သော။ သာဝကေ၊ တပည့်ဖြစ်ကုန်သော။ ဝါ၊ တရားကို ကြားနာတတ်ကုန်သော။ သာသနေ၊ သာသနာတော်၌။ ရေတ၊ မွေ့လျော်ကြကုန်သော။ (တေ ဘိက္ခူ၊ တို့ကို။) ဥ တွာ၊ သိတော်မူရ၍။ သတ္တာ၊ မြတ်စွာဘုရားသည်။ တတော၊ သိတော်မူရာ ထိုအခါ၌။ ကာပိလဝတ္ထဝေ၊ ကပိလဝတ္ထုပြည်၏အနီး၌ ဖြစ်သော။ ဝနေ၊ မဟာဝုန်တော်၌။ အာမန္တယိ၊ ခေါ်တော်မူပြီ။ ဝါ၊ သိစေတော်မူပြီ။ ကိံ၊ သို့။ အာမန္တယိ၊ နည်း?။

“ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝကာယာ၊ နတ်၊ ဗြဟ္မာအပေါင်းတို့သည်။ အဘိက္ကန္တာ၊ ရှေးရှု လာကြကုန်ပြီ။ (တုမေ၊ သင်ချစ်သားတို့သည်။) တေ ဒေဝကာယေ၊ တို့ကို။ ဝိဇာနာထ၊ စက္ခုဒိဗ္ဗ ဉာဏ်အရဖြင့် သိကြကုန်လော့။ ဝါ၊ စက္ခုဒိဗ္ဗ ဉာဏ်

အရဖြင့် သိကြရအောင် အားထုတ်ကြပေကုန်လော့”။ ဣတိ၊
 သိ။ အာမန္တယံ၊ မုပ္ပိ။ တေ စ ဘိက္ခု။ ထိ ငါးရာသော ရဟန်း
 တို့သည်လည်း။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံး
 အမတော်ကို။ သုတံ၊ ကြားကြရကုန်၍။ အာတပုံ၊ ကိလေ
 သာကို ပြင်းစွာပုန်စေတတ်သော သမ္ပပ္ပဓာန် လုံ့လကို။
 အကရံ၊ ပြုကြကုန်ပြီ။

တေသံ ဘိက္ခုနံ၊ တို့အား။ အမနုဿာနံ၊ နတ်တို့ကို။ ဒဿနံ၊
 မြင်တတ်သော။ ဉာဏံ၊ ဒိဗ္ဗစက္ခုဉာဏ်သည်။ ပါတုရဟု၊ ထင်
 ရှားဖြစ်ပေါ်လာပြီ။ အပ္ပေကေ၊ အချို့ကုန်သော။ (ဘိက္ခု၊
 တို့သည်။) အမနုဿာနံ၊ နတ်တို့၏။ သတံ၊ အရာကို။ အဒ္ဓက္ခံ၊
 မြင်ကြရကုန်ပြီ။ အထ၊ ထိုမှတပါး။ အပ္ပေကေ၊ ကုန်သော။
 ဘိက္ခု၊ တို့သည်။) အမနုဿာနံ၊ တို့၏။ သဟဿံ၊ အထောင်
 ကို။ အဒ္ဓက္ခံ၊ ကုန်ပြီ။ အပ္ပေကေ၊ ကုန်သော။ (ဘိက္ခု၊
 တို့သည်။) အမနုဿာနံ၊ တို့၏။ သတ္တရိံ သဟဿံ၊ ခုနစ်သောင်း
 ကို။ အဒ္ဓက္ခံ၊ ကုန်ပြီ။

ဧကေ၊ အချို့ကုန်သော။ (ဘိက္ခု၊ တို့သည်။) သဟဿာနံ၊
 တထောင်ကုန်သော။ အမနုဿာနံ၊ တို့၏။ သတံ၊ စာရာကို။
 အဒ္ဓသံ၊ မြင်ကြရကုန်ပြီ။ အပ္ပေကေ၊ ကုန်သော။ (ဘိက္ခု၊
 တို့သည်။) အနန္တံ၊ အဆုံးအပိုင်းအခြားမရှိသော။ ဒေဝကာယံ၊
 နတ်အပေါင်းကို။ (ထည့်စပ်သည်။) အဒ္ဓက္ခံ၊ ကုန်ပြီ။ (ကသ္မာ၊
 ကြောင့်။ အပ္ပေကေ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ အနန္တံ၊
 သော။ ဒေဝကာယံ၊ ကို။ အဒ္ဓက္ခံ၊ ကုန်သနည်း?။ ယသ္မာ၊
 ကြောင့်။) သဗ္ဗာ၊ အလုံးစုံကုန်သော။ ဒိသာ၊ အရပ်မျက်နှာ
 တို့သည်။ ဖုဋ္ဌာ၊ နတ်တို့ဖြင့် ပျံ့နှံ့ကုန်သည်။ ဝါ၊ နတ်တို့ဖြင့်
 ပြည့်နှက်ကုန်သည်။ အဟံ၊ ဖြစ်ကုန်ပြီ။ (တသ္မာ၊ ကြောင့်။ အပ္ပေ-
 ကေ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ အနန္တံ၊ သော။ ဒေဝကာယံ၊
 ကို။ အဒ္ဓက္ခံ၊ ကုန်ပြီ။)

စက္ခုမာ၊ ဗုဒ္ဓ၊ ဓမ္မ သမန္တနှင့် ဉာဏ၊ ဒိဗ္ဗာ ဤငါးဖြာသော
 စက္ခုရှိတော်မူသော။ သတ္တာ၊ မြတ်စွာဘုရားသည်။ တဉ္စ သဗ္ဗံ၊
 ရဟန်းတို့၏ မြင်ပုံ ထိုအလုံးစုံကိုလည်း။ အဘိညာယ၊ ထူးသော
 ဉာဏ်ဖြင့်။ ဝဝတ္ထိတောန၊ လက်ပြင်ထင်ရှား အရေးသားသို့
 ပိုင်းခြားသတ်မှတ်တော်မူပြီး၍။ တတော၊ ထိုသို့ပိုင်းခြားသတ်
 မှတ်တော်မူပြီးရာကာလမှ။ ပရံ၊ နောက်၌။ သာဝကေ၊

ကုန်သော။ သာသနော ဌ။ ရတော ကုန်သော။ ဘိက္ခု။ တို့ကို။ အာမန္တယံ၊ မပြီ။ ကိံ၊ သို့။ အာမန္တယံ၊ နည်း?။

၎ “ဘိက္ခုဝေါ၊ ရဟန်းတို့။ ဒေဝကာယာ၊ နတ်အပေါင်းတို့ သည်။ အဘိက္ကာမံ၊ ရှေးရှုလာကြကုန်ပြီ။ ယေ ဒေဝကာယေ၊ တို့ကို။ အဟံ၊ သည်။ ဝေါ၊ တို့အား။ ဝိရာဟံ၊ အသံတို့ဖြင့်။ အနုပဗ္ဗသော၊ အစဉ်အားဖြင့်။ ကိတ္တယိဿာမိ၊ ထုတ်ဖော် ကြွေးကြော် ဟောတော်မူပေအံ့။ (တုမော၊ တို့သည်။) တေ ဒေဝကာယေ၊ တို့ကို။ ဝိဇာနာထ၊ စက္ခုဒိဗ္ဗ ဉာဏ်အရဖြင့် သိကြကုန်လော့။ ဝါ၊ နတ်ကိုသိမှု သတိပြု၍ ကြည့်ရှုကြကုန် လော့”။ ဣတိ၊ သို့။ အာမန္တယံ၊ မပြီ။

၃၃၅။ သတ္တသဟဿာ၊ ခုနစ်ထောင်ကုန်သော။ ဘုမ္မာ၊ မြေ၌ နေကြကုန်သော။ ဝါ၊ မြေနှင့်စပ်သော နေရာရှိကြကုန် သော။ ကာပိလဝတ္ထဝါ၊ ကပိလဝတ္ထုပြည်၏ အနီး၌နေကြကုန် သော။ ဣဒ္ဓိမန္တော၊ တန်းခိုးရှိကြကုန်သော။ ဇုတိမန္တော၊ တောက်ပသောအရောင်ရှိကြကုန်သော။ ဝဏ္ဏဝန္တော၊ အဆင်း ရှိကြကုန်သော။ ယသဿိနော၊ များသော အရှိန်အစော် အကျော်အစော အမြဲအရံရှိကြကုန်သော။ တေ ယက္ခာ၊ ထို နတ်တို့သည်။ မောဒမာနာ၊ ဝမ်းမြောက်ကြကုန်လျက်။ ဝနံ၊ မဟာဝုန်တောသို့။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ အနီးသို့။ ဝါ၊ အထံသို့။ အဘိက္ကာမံ၊ ရှေးရှုလာကြကုန်ပြီ။ တနည်း။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ အပေါင်းကို။ ဒဿနာယ၊ ဖူးမြင်ရခြင်းငှါ။ (ထည့်သည်) ဝနံ၊ မဟာဝုန်တောသို့။ အဘိက္ကာမံ၊ ရှေးရှု လာကြကုန်ပြီ။ တနည်း။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ စည်း ဝေးရာဖြစ်သော။ ဝနံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

ဆသဟဿာ၊ ခြောက်ထောင်ကုန်သော။ ဟေမဝတာ၊ ဟိမဝန္တာ၏အနီး တောင်ကြီး၌ နေကြကုန်သော။ နာနတ္တ- ဝဏ္ဏိနော၊ အထူးထူးသော သဘောရှိသော အဆင်းရှိကြကုန် သော။ ဣဒ္ဓိမန္တော၊ ကုန်သော။ ဇုတိမန္တော၊ ကုန်သော။ ဝဏ္ဏဝန္တော၊ ကုန်သော။ ယသဿိနော၊ ကုန်သော။ ယက္ခာ၊ နတ်တို့သည်။ မောဒမာနာ၊ ကုန်လျက်။ ဝနံ၊ သို့။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

သာတာဂိရာ၊ သာတာဂိရိတောင်၌ နေကြကုန်သော။ တိသဟဿာ၊ သုံးထောင်ကုန်သော။ နာနတ္တဝဏ္ဏိနော၊

ကုန်သော။ ဣဒ္ဓိမန္တော၊ ကုန်သော။ ဇုတိမန္တော၊ ကုန်သော။
ဝဏ္ဏဝန္တော၊ ကုန်သော။ ယသဿိနော၊ ကုန်သော။ ယက္ခာ၊
တို့သည်။ မောဒမာနာ၊ ကုန်လျက်။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊
အပေါင်းကို။ (ဒဿနာယ၊ ငှါ။) ဝနံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

ဣတိ၊ ဤသို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ သော-
ဠသသဟဿာ၊ တသောင်းခြောက်ထောင်ကုန်သော။ နာနတ္တ-
ဝဏ္ဏိနော၊ ကုန်သော။ ဣဒ္ဓိမန္တော၊ ကုန်သော။ ဇုတိမန္တော၊
ကုန်သော။ ဝဏ္ဏဝန္တော၊ ကုန်သော။ ယသဿိနော၊ ကုန်သော။
ဧတေ ယက္ခာ၊ ဤနတ်တို့သည်။ မောဒမာနာ၊ ကုန်လျက်။
ဝနံ၊ သို့။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ သို့။ အဘိက္ကာမံ၊
ကုန်ပြီ။

ဝေဿာမိတ္တာ၊ ဝေဿာမိတ္တတောင်၌ ဖြစ်ကြကုန်သော။
ဝါ၊ ဝေဿာမိတ္တတောင်၌ နေကြကုန်သော။ နာနတ္တဝဏ္ဏိနော၊
ကုန်သော။ ဣဒ္ဓိမန္တော၊ ကုန်သော။ ဇုတိမန္တော၊ ကုန်သော။
ဝဏ္ဏဝန္တော၊ ကုန်သော။ ယသဿိနော၊ ကုန်သော။ ပဉ္စသတာ၊
ငါးရာကုန်သော။ ယက္ခာ၊ နတ်တို့သည်။ ဝါ၊ ဘီလူးတို့သည်။
မောဒမာနာ၊ ကုန်လျက်။ ဝနံ၊ သို့။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊
သို့။ အဘိက္ကာမံ၊ ကုန်ပြီ။ တနည်း။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊
ကို။ (ဒဿနာယ၊ ငှါ။) ဝနံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

ရာဇဂဟိကော၊ ရာဇဂြိုဟ်ပြည်၌ ဖြစ်သော။ ဝါ၊ ရာဇဂြိုဟ်
ပြည်၌ နေသော။ (ယက္ခော၊ နတ်သည်။) ကုမ္ဘီရော၊ ကုမ္ဘီရ
အမည်ရှိသည်။ (ဟောတိ၊ ၏။) ဝေပုလ္လော၊ ဝေပုလ္လတောင်
သည်။ အဿ ယက္ခဿ၊ ထိုကုမ္ဘီရနတ်၏။ နိဝေသနံ၊ နေရာအရပ်
သည်။ ဟောတိ၊ ၏။ နံ ယက္ခံ၊ ထိုကုမ္ဘီရနတ်သို့။ ဘိယျော၊
လွန်ကဲသော။ ယက္ခာနံ၊ တို့၏။ သတ သဟဿံ၊ တသိန်းသည်။
ပယိရုပါသတိ၊ ဆည်းကပ်၏။ ရာဇဂဟိကော၊ သော။ သောပိ
ကုမ္ဘီရော၊ ထိုကုမ္ဘီရနတ်သည်လည်း။ ဝနံ၊ သို့။ ဘိက္ခုနံ၊ တို့၏။
သမိတိံ၊ သို့။ အာဂါ၊ ရှေးရှုလာပြီ။ တနည်း။ ဘိက္ခုနံ၊
တို့၏။ သမိတိံ၊ ကို။ (ဒဿနာယ၊ ငှါ။) ဝနံ၊ သို့။ အာဂါ၊
ပြီ။

၃၃၆။ ဓတရဠော၊ ဓတရဠအမည်ရှိသော။ ရာဇာ၊ နတ်
မင်းသည်။ ပုရိမံ၊ အရှေ့ဖြစ်သော။ ဒိသံ စ၊ အရပ်မျက်နှာကို

လည်း။ ပသာသတိ၊ ဆုံးမ၏။ သော ရာဇာ၊ ထိုခေတ်ရဋ္ဌနတ်မင်းသည်။ ဂန္ဓဗ္ဗာနံ၊ ဂန္ဓဗ္ဗတို့၏။ အဓိပတိ၊ အကြီးအမှူးဖြစ်သော။ ယသဿိ၊ များသောအရှိန်အစော် အကျော်အစောရှိသော။ မဟာရာဇာ၊ နတ်မင်းကြီးပေတည်း။

တဿ ရာဇဿ၊ ထိုခေတ်ရဋ္ဌနတ်မင်း၏။ ဗဟဝေါ၊ များစွာကုန်သော။ ဣန္ဒနာမာ၊ ဣန္ဒဟူသောအမည်ရှိကုန်သော။ ဝါ၊ သိကြားနှင့်တူသော အမည်ရှိကုန်သော။ မဟဗ္ဗလာ၊ ကြီးသော အားရှိကုန်သော။ ဣဒ္ဓိမန္တော၊ ကုန်သော။ ဇုတိမန္တော၊ ကုန်သော။ ဝဏ္ဏဝန္တော၊ ကုန်သော။ ယသဿိနော၊ ကုန်သော။ ပုတ္တာပိ၊ သားတို့သည်လည်း။ မောဒမာနာ၊ ကုန်လျက်။ ဝနံ၊ သို့။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

ဝိရုဇော၊ ဝိရုဇ်အမည်ရှိသော။ ရာဇာ၊ သည်။ ဒက္ခိဏံ၊ တောင်ဖြစ်သော။ တံ ဒိသံ စ၊ ထိုအရပ်မျက်နှာကိုလည်း။ ပသာသတိ။ ၏။ သော ရာဇာ၊ ထိုဝိရုဇ်နတ်မင်းသည်။ ကုမ္မဏ္ဍာနံ၊ ကုမ္မာဏ်တို့၏။ အဓိပတိ၊ သော။ ယသဿိ၊ သော။ မဟာရာဇာ၊ တည်း။

တဿ ရာဇဿ၊ ထိုဝိရုဇ်နတ်မင်း၏။ ဗဟဝေါ၊ ကုန်သော။ ဣန္ဒနာမာ၊ ကုန်သော။ မဟဗ္ဗလာ၊ ကုန်သော။ ဣဒ္ဓိမန္တော၊ ကုန်သော။ ဇုတိမန္တော၊ ကုန်သော။ ဝဏ္ဏဝန္တော၊ ကုန်သော။ ယသဿိနော၊ ကုန်သော။ ပုတ္တာပိ၊ တို့သည်လည်း။ မောဒမာနာ၊ ကုန်လျက်။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ သော။ ဝနံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

ဝိရူပက္ခော၊ ဝိရူပက္ခအမည်ရှိသော။ ရာဇာ၊ နတ်မင်းသည်။ ပစ္ဆိမံ၊ အနောက်ဖြစ်သော။ ဒိသံ စ၊ ကိုလည်း။ ပသာသတိ၊ ၏။ သော ရာဇာ၊ ထိုဝိရူပက္ခနတ်မင်းသည်။ နာဂါနဉ္စ၊ နဂါးတို့၏လည်း။ အဓိပတိ၊ သော။ ယသဿိ၊ သော။ မဟာရာဇာ၊ တည်း။

☸ တဿ ရာဇဿ၊ ၏။ ဗဟဝေါ၊ ကုန်သော။ ဣန္ဒနာမာ၊ ကုန်သော။ မဟဗ္ဗလာ၊ ကုန်သော။ ဣဒ္ဓိမန္တော၊ ကုန်သော။ ဇုတိမန္တော၊ ကုန်သော။ ဝဏ္ဏဝန္တော၊ ကုန်သော။ ယသဿိနော၊ ကုန်သော။ ပုတ္တာပိ၊ တို့သည်လည်း။ မောဒမာနာ၊ ကုန်လျက်။ ဝနံ၊ သို့။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

တနည်း။ ဘိက္ခုနံ၊ တို့၏။ သမိတိံ ၊ အပေါင်းကို။ (ဒဿနာ-
ယ၊ ၄၂။) ဝနံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

တနည်း။ ဘိက္ခုနံ၊ တို့၏။ သမိတိံ ၊ ပေါင်းဆုံစည်းဝေးရာ
ဖြစ်သော။ ဝနံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

ကုဝေရော၊ ကုဝေရအမည်ရှိသော။ ရာဇာ၊ သည်။ ဥတ္တရံ၊
မြောက်ဖြစ်သော။ တံ ဒိသံ စ၊ ထိုအရပ်မျက်နှာကိုလည်း။
ပသာသတိံ၊ ၏။ သော ရာဇာ၊ သည်။ ယက္ခာနံ စ၊ ဘိလူး
တို့၏လည်း။ အဓိပတိံ၊ သော။ ယသဿိံ၊ သော။ မဟာရာဇာ၊
တည်း။

တဿ ရာဇဿ၊ ၏။ ဗဟဝေါ၊ ကုန်သော။ ဣန္ဒာမာ၊
ကုန်သော။ မဟဗ္ဗလာ၊ ကုန်သော။ ဣဒ္ဓိမန္တော၊ ကုန်သော။
ဇုတိမန္တော၊ ကုန်သော။ ဝဏ္ဏဝန္တော၊ ကုန်သော။ ယသဿိနော၊
ကုန်သော။ ပုတ္တာပိ၊ တို့သည်လည်း။ မောဒမာနာ၊ ကုန်လျက်။
ဝနံ၊ သို့။ ဘိက္ခုနံ၊ တို့၏။ သမိတိံ ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။
(သုံးနည်းပေး။)

ပုရိမံ၊ အရှေ့ဖြစ်သော။ ဒိသံ၊ အရပ်မျက်နှာ၌။ (ဌိတော၊
တည်သော။) ဓတရဋ္ဌော စ၊ ဓတရဋ္ဌနတ်မင်းလည်းကောင်း။
ဒက္ခိဏေန၊ တောင်အရပ်မျက်နှာ၌။ (ဌိတော၊ သော။) ဝိရုဋ္ဌ-
ကော၊ ဝိရုဋ္ဌနတ်မင်းလည်းကောင်း။ ပစ္ဆိမေန၊ အနောက်
အရပ်မျက်နှာ၌။ (ဌိတော၊ သော။) ဝိရူပက္ခော၊ ဝိရူပက္ခနတ်
မင်းလည်းကောင်း။ ဥတ္တရံ၊ မြောက်ဖြစ်သော။ ဒိသံ၊ ၌။
(ဌိတော၊ သော။) ကုဝေရော၊ ကုဝေရနတ်မင်းလည်းကောင်း။

ဣတိ၊ သို့။ စတ္တာရော၊ လေးယောက်စီ လေးယောက်စီ
ကုန်သော။ တေ မဟာရာဇာ၊ ထိုလေးသောင်းသော နတ်မင်း
ကြီးတို့သည်။ သမန္တာ၊ ပတ်လည်ဝန်းကျင်ဖြစ်သော အရပ်
တို့မှ။ (အာဂန္တာ၊ လာကြကုန်၍။) စတုရော၊ လေးပါးကုန်
သော။ ဒိသာ၊ အရပ်မျက်နှာတို့၌။ ဒဒ္ဓလ္လမာနာ၊ ရောင်တဝင်း
ဝင်း အမှောင်ကင်းအောင် ပြောင်လင်းတောက်ပကြကုန်လျက်။
ကာပိလာတ္ထဝေ၊ သော။ ဝနေ၊ ၌။ အဋ္ဌံသု၊ တည်ကြကုန်ပြီ။

၃၃၇။ တေသံ မဟာရာဇာနံ၊ ထိုနတ်မင်းကြီးတို့၏။ မာ-
ယာဝိနော၊ လှည့်ပတ်ခြင်းအလေ့ရှိကုန်သော။ ဝဉ္စနိကာ၊ မျက်

မှောက်၊ မျက်ကွယ်၌ လှည့်ပတ်တတ်ကုန်သော။ သဌာ၊
 ကောက်ကျစ်စဉ်းလဲတတ်ကုန်သော။ ဒါသာ၊ ကျွန်တို့သည်။
 အာဂုံ၊ လာကြကုန်ပြီ။ (တေ ဒါသာ၊ တို့သည်။) မာယာ၊
 လှည့်ပတ်တတ်ကုန်သည်သာ။ (ဟောန္တိ၊ ကုန်၏။) (ဧတေ
 ဧတေသု ဒါသေသု၊ ဤကျွန်တို့တွင်။ ဧကော၊ တယောက်
 သော။ ဒါသော၊ ကျွန်သည်။) ကုဋေဏှ၊ ကုဋေဏှအမည်
 ရှိသည်။ (ဟောတိ၊ ၏။ ဧကော၊ သော။ ဒါသော၊ သည်။)
 ဝိဋေဏှ၊ ဝိဋေဏှအမည်ရှိသည်။ (ဟောတိ၊ ၏။ ဧကော၊
 သော။ ဒါသော၊ သည်။) ဝိဋ္ဌုစ၊ ဝိဋ္ဌုစအမည်ရှိသည်။ (ဟောတိ၊
 ၏။ ဧကော၊ သော။ ဒါသော၊ သည်။) ဝိဋ္ဌုဋ္ဌော၊ ဝိဋ္ဌုဋ္ဌ
 အမည်ရှိသည်။ ဟောတိ၊ ၏။ သောပိ ဝိဋ္ဌုဋ္ဌော၊ ထိုဝိဋ္ဌုဋ္ဌသည်
 လည်း။ (တေဟိ ဒါသေဟိ၊ ထိုကျွန်တို့နှင့်။) သဟ၊ တကံ။
 (အာဂါ၊ လာပြီ။)

(ဧကော၊ သော။ ဒါသော စ၊ ကျွန်သည်လည်း။) စန္ဒနော၊
 စန္ဒနအမည်ရှိသည်။ (ဟောတိ၊ ၏။ ဧကော၊ သော။ ဒါသော
 စ၊ သည်လည်း။) ကာမသေဋ္ဌော၊ ကာမသေဋ္ဌအမည်ရှိသည်။
 (ဟောတိ၊ ၏။ ဧကော၊ သော။ ဒါသော စ၊ သည်လည်း။)
 ကိန္နိဗာဏှ၊ ကိန္နိဗာဏှအမည်ရှိသည်။ (ဟောတိ၊ ၏။
 ဧကော၊ သော။ ဒါသော စ၊ သည်လည်း။) နိဗဏှ၊ နိဗဏှ
 အမည်ရှိသည်။ (ဟောတိ၊ ၏။) ပနာဒေါ၊ ပနာဒအမည်
 ရှိသော။ (ဒေဝရာဇာ စ၊ နတ်မင်းလည်းကောင်း။) ဩပ-
 မညော၊ ရှိသော။ (ဒေဝရာဇာ စ၊ လည်းကောင်း။) ဒေဝ-
 သုတော၊ နတ်တို့၌ ကျော်စောထင်ရှားသော။ ဝါ၊ နတ်ရထား
 ထိန်းဖြစ်သော။ မာတလိ၊ မာတလိအမည်ရှိသော။ (ဒေဝ-
 ရာဇာ စ၊ နတ်မင်းလည်းကောင်း။)

☞ စိတ္တသေနော၊ စိတ္တဟူသောအမည်၊ သေနဟူသောအမည်၊
 စိတ္တသေနဟူသောအမည်ရှိသော။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်အမျိုး၌
 ဖြစ်သော။ (ဒေဝပုတ္တော၊ နတ်သားလည်းကောင်း။) နဋ္ဌော၊
 နဋ္ဌအမည်ရှိသော။ ဝါ၊ ကျူထရံသည်၏သားဖြစ်သော။ ရာဇာ
 စ၊ နတ်မင်းလည်း ကောင်း။ ဇနေသဘော၊ ဇနဝသဘအမည်ရှိ
 သော။ ရာဇာစ၊ လည်းကောင်း။ ပဉ္စသိခေါ၊ ပဉ္စသိခအမည်ရှိ
 သော။ ရာဇာစေဝ၊ လည်းကောင်း။ တိမ္မရူ၊ တိမ္မရူအမည်ရှိသော။
 ရာဇာ စ၊ လည်းကောင်း။ (တဿ တိမ္မရူဿ၊ ၏။ ဧတာ၊ သမီး

ဖြစ်သော။) သူရိယဝတ္ထုသာ စ၊ နတ်သမီးလည်းကောင်း။ (ဣတိ ဣမေ ရာဇာနော၊ ဤနတ်မင်းတို့သည်။ အာဂါ၊ လာကြကုန်ပြီ။)

ဧတေ ရာဇာနော စ၊ ဤဆိုအပ်ပြီးသော နတ်မင်းတို့သည် လည်းကောင်း။ တေဟိ ရာဇူထိ၊ ထိုနတ်မင်းတို့နှင့်။ သဟ၊ တက္ခ။ အညေ၊ ဆိုအပ်ပြီးသောနတ်တို့မှ တပါးကုန်သော။ ဂန္ဓဗ္ဗာ၊ ကုန်သော။ ရာဇာနော စ၊ နတ်မင်းတို့သည်လည်းကောင်း။ မောဒမာနာ၊ ကုန်လျက်။ ဝနံ၊ သို့။ ဘိက္ခူနံ၊ တို့၏။ သမိတိံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။ [သုံးနည်းပေး။]

ဥဂဂ။ အထ ပစ္ဆာ၊ ထိုမှ နောက်၌။ သဟတစ္ဆကာ၊ တစ္ဆက အမည်ရှိသော နဂါးပရိသတ်နှင့် တက္ခဖြစ်ကုန်သော။ နာဂသာ၊ နာဂသအိုင်၌ နေကြကုန်သော။ နာဂါ၊ နဂါးတို့သည်လည်းကောင်း။ ဝေသာလာ၊ ဝေသာလီပြည်၌ နေကြကုန်သော။ နာဂါ၊ တို့သည်လည်းကောင်း။ အာဂုံ၊ ကုန်ပြီ။ တနည်း။ နာဂသာ၊ ကုန်သော။ နာဂါ၊ တို့သည်လည်းကောင်း။ ဝေသာလာ၊ ကုန်သော။ နာဂါ၊ တို့သည်လည်းကောင်း။ တစ္ဆကာ၊ တစ္ဆကအမည်ရှိသော နဂါးပရိသတ်တို့နှင့်။ သဟ၊ တက္ခ။ အာဂုံ၊ ကုန်ပြီ။ ကမ္မလဿတရာ၊ ကမ္မလဟူသောအမည် အဿတရဟူသောအမည်ရှိကုန်သော။ နာဂါ၊ တို့သည်။ အာဂုံ၊ ကုန်ပြီ။ ပါယာဂါ၊ ပယာဂဆိပ်၌နေကြကုန်သော။ နာဂါ၊ နဂါးတို့သည်။ ဉာတိဘိ၊ ဆွေမျိုးတို့နှင့်။ သဟ၊ တက္ခ။ အာဂုံ၊ ကုန်ပြီ။

ယာမုနာ၊ ယမုနာမြစ်၌နေကြကုန်သော။ ယသဿိနော၊ ကုန်သော။ နာဂါ စ၊ တို့သည်လည်းကောင်း။ ဓတရဋ္ဌာ၊ ဓတရဋ္ဌအမျိုး၌ ဖြစ်ကုန်သော။ ယသဿိနော၊ ကုန်သော။ နာဂါ စ၊ တို့သည်လည်းကောင်း။ အာဂုံ၊ ကုန်ပြီ။ မဟာနာဂေါ၊ ဆင်ပြောင်ကြီးနှင့် တူအောင် ဖန်ဆင်းတတ်သည်၏အဖြစ်ကြောင့် မဟာနာဂဟူ၍ ခေါ်ဝေါ်ပညတ် သမုတ်အပ်သော။ ရောဝဏော၊ ရောဝဏ်အမည်ရှိသော။ သောပိ ဒေဝပုတ္တော၊ ထိုနတ်သားသည်လည်း။ ဝနံ၊ သို့။ ဘိက္ခူနံ၊ တို့၏။ သမိတိံ၊ သို့။ အာဂါ၊ လာပြီ။ [သုံးနည်းပေး။]

ဒိဗ္ဗာ၊ နတ်၌ဖြစ်သောအာနုဘော်ရှိကုန်သော။ ဒိဇာ၊ အမိဝမ်းတွင်းမှတကြိမ်၊ ဥဒ္ဓံတွင်းမှတကြိမ်အားဖြင့် နှစ်ကြိမ်တိုင်တိုင်

ဖြစ်ကုန်သော။ ဝိသုဒ္ဓစက္ခု။ သန့်ရှင်းစင်ကြယ်သောမျက်စိ ရှိကုန်သော။ ယေ ပက္ခိ၊ အကြင်ဂရုဠ်ငှက်တို့သည်။ နာဂရာဇေ၊ နဂါးမင်းတို့ကို။ သဟယာ၊ အဆောတလျင်၊ ဟရန္တိ၊ ဆောင်ယူနိုင်ကြကုန်၏။ တေ ပက္ခိ၊ တို့သည်။ ဝေဟာယသ၊ ကောင်းကင်ဖြင့်။ ဝနမဇ္ဈပတ္တာ၊ မဟာဝုန်တောကြီး၏အလယ်သို့ ရောက်ကြကုန်ပြီ။ စိတြာ သုပဏ္ဏာတုတိ၊ စိတြ သုပဏ္ဏတို့ဟူ၍။ ဝါ၊ ဆန်းကြယ်သော အတောင်ရှိသည်၏အဖြစ်ကြောင့် စိတြ သုပဏ္ဏတို့ဟူ၍။ တေသံ ပက္ခိနံ၊ တို့အား။ ဝါ၊ တို့၏။ နာမံ၊ အမည်သည်။ (အဟောသိ၊ ပြီ။)

(ယသ္မာ၊ ကြောင့်။) တဒါ၊ ရဟန်းတို့၏ မဟာဝုန်တော ဝယ် စည်းဝေးကြရာ ထိုအခါ၌။ နာဂရာဇာနံ၊ နဂါးမင်းတို့အား။ အဘယံ၊ ဘေးမရှိသည်၏အဖြစ်သည်။ ဝါ၊ ဘေးမဲ့သည်။ အာသိ၊ ဖြစ်ပြီ။ ဗုဒ္ဓေါ၊ သည်။ သုပဏ္ဏတော၊ ဂရုဠ်မှ။ ခေမံ၊ ဘေးတို့၏ကုန်ခြင်းကို။ ဝါ၊ ဘေးမရှိခြင်းကို။ အကာသိ၊ ပြုတော်မူပြီ။ (တသ္မာ၊ ကြောင့်။) နာဂါ၊ တို့သည်လည်း ကောင်း။ သုပဏ္ဏာ၊ တို့သည်လည်းကောင်း။ သဏ္ဍာဟိ၊ နူးညံ့ ပြေပြစ်ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ ဥပဝယန္တာ၊ မိတ် ဆွေလေ့ မေတ္တာငွေ့ဖြင့် ကပ်၍ ခေါ်ဝေါ်ပြောဆိုကြကုန် လျက်။ ဗုဒ္ဓံ၊ ကို။ သရဏံ၊ ကိုးကွယ် လည်းလျောင်း ပုန်း အောင်း မှီခိုရာဟူ၍။ အကံသု၊ ပြုကြကုန်ပြီ။

၃၃၉။ ဝဇီရဟတ္ထေန၊ လက်၌ စိန်လက်နက်ရှိသော သိကြား သည်။ ဇိတံ၊ အောင်အပ်ကုန်သော။ သမုဒ္ဓံ၊ သမုဒ္ဓရာကို။ သိတာ၊ မှီ၍နေကုန်သော။ ဣဒ္ဓိမန္တော၊ ကုန်သော။ ယသသိ- နော၊ ကုန်သော။ ဧတေ အသုရာ၊ ဤအသုရာတို့သည်။ ဝါသ- ဝဿ၊ သိကြားမင်း၏။ ဘာတရော၊ အသုရကညာ မယ်သုဇာ ကြောင့် ခုခါ ညီနောင်တို့သည်။ ဝါ၊ အသုရကညာ မယ်သုဇာ ကြောင့် ခုခါယောက်ဖတို့သည်။ ဟောန္တိ၊ ကုန်၏။

ကာလကဉ္စာ၊ ကာလကဉ္စာအမည်ရှိကုန်သော။ မဟာဘိသ္မာ၊ ကြီးသော ကြောက်စေတတ်သော အတ္တဘောရှိကုန်သော။ ဝါ၊ ကြီးသောကြောက်ရာဖြစ်သော အတ္တဘောရှိကုန်သော။ အသု- ရာ၊ တို့သည်လည်းကောင်း။ ဒါနဝေဃသ၊ ဒါနဝေဃသ အမည်ရှိကုန်သော။ အသုရာ၊ တို့သည်လည်းကောင်း။ (အာဂုံ၊ ကုန်ပြီ။) ဝေပစိတ္တိ၊ ဝေပစိတ္တိအမည်ရှိသော။ (အသုရော စ၊

အသုရာသည်လည်းကောင်း။) သုစိတ္တိ၊ သုစိတ္တိအမည်ရှိသော။
 (အသုရော စ၊ သည်လည်းကောင်း။) ပဟာရာဒေါ၊ ပဟာရာဒ
 အမည်ရှိသော။ (အသုရော စ၊ သည်လည်းကောင်း။) နမုစိ
 စ၊ သတ္တဝါတို့ကို မလွှတ်တတ်သည်၏အဖြစ်ကြောင့် နမုစိအမည်
 ရှိသော မာရ်နတ်သည်လည်းကောင်း။ (တေဟိ အသုရေဟိ၊
 တို့နှင့်။) သဟ၊ တက္ခ။ (အာဂတော၊ လာပြီ။)

ဗလိပုတ္တာနံ၊ ဗလိအမည်ရှိသော အသုရာကြီး၏ သားတို့၏။
 သတံ၊ တရာသော။ (ယေ အသုရာ၊ တို့သည်။ သန္တိ၊
 ရှိကုန်၏။) သဗ္ဗေ၊ ကုန်သော။ ဝေရောစနာမကာ၊ ဝေရောစ
 အမည်ရှိကြကုန်သော။ ဝါ၊ မိမိ၏ ဦးရီးဖြစ်သော ရာဟုအသုရိန်
 ၏ ဝေရောစ အမည်ကို ဆောင်တတ်ကြကုန်သော။ (တေ
 အသုရာ၊ တို့သည်။) ဗလိသေနံ၊ ဗလိအသုရာကြီး၏ စစ်သည်
 အပေါင်းကို။ သန္ဓယိတွာ၊ ရုံးစုကြကုန်၍။ ရာဟုဘဒ္ဒံ၊ ရာဟု
 အသုရိန်သို့။ ဥပါဂမံ၊ ချဉ်းကပ်ကြကုန်ပြီ။ (ကိံ ဝစနံ၊ ကိံ။
 ဝတွာ၊ ကုန်၍။ ဥပါဂမံ၊ ကုန်သနည်း?။) “တေ၊ အရှင်
 ဦးရီးအား။ ဘဒ္ဒံ၊ ကောင်းကျိုးချမ်းသာ မင်္ဂလာသည်။
 (ဟောတု၊ ဖြစ်ပါစေလော့။) ဒါနိ၊ ဌံ။ ဝါ၊ ယခုအခါ၌။ ဝါ၊
 သည်။ တေ၊ ၏။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ သော။ ဝနံ၊ သို့။
 (ဂန္တု၊ သွားခြင်းငှါ။) သမယော၊ အခါပါတည်း”။ ဣတိ
 ဣဒံ ဝစနံ၊ ကိံ။ ဝတွာ၊ ကုန်၍။ ဥပါဂမံ၊ ကုန်ပြီ။

၃၄၀။ အာပေါ၊ အာပေါအမည်ရှိကုန်သော။ ဒေဝါ စ၊ နတ်
 တို့သည်လည်းကောင်း။ ပထဝီ၊ ပထဝီအမည်ရှိကုန်သော။ ဒေဝါ
 စ၊ တို့သည်လည်းကောင်း။ တေဇော၊ တေဇောအမည်ရှိကုန်
 သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ ဝါယော၊ ဝါယော
 အမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ ဝရုဏာ၊
 ဝရုဏအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။
 ဝါရဏာ၊ ဝါရဏအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်
 လည်းကောင်း။ တဒါ၊ မဟာဝုန်တောကြီးဝယ် နတ်တို့၏
 စည်းဝေးရာ ထိုအခါ၌။ အာဂမံ၊ လာကြကုန်ပြီ။ သောမော၊
 သောမအမည်ရှိသော။ ဒေဝေါ စ၊ နတ်သည်လည်း။ ယသ-
 သာ၊ ယသအမည်ရှိသောနတ်နှင့်။ သဟ၊ တက္ခ။ (အာဂ-
 တော၊ လာပြီ။)

မေတ္တာ ကရုဏာကာယိကာ၊ မေတ္တာနုတ်အပေါင်း၊ ကရုဏာ
 နုတ်အပေါင်း၌ ဖြစ်ကုန်သော။ ဝါ၊ မေတ္တာဈာန်ကို စီးဖြန်း၍
 ဖြစ်သော နုတ်အပေါင်း၊ ကရုဏာဈာန်ကို စီးဖြန်း၍ဖြစ်သော
 နုတ်အပေါင်း၌ ဖြစ်ကုန်သော။ ယသသိနော၊ ကုန်သော။
 ဒေဝါ၊ တို့သည်။ အာဂုံ၊ ကုန်ပြီ။

ဒသဓော၊ ဆယ်ပါးအပြားအားဖြင့်။ (ဌိတာ၊ တည်ကုန်
 သော။) ဒသ၊ ဆယ်ပါးကုန်သော။ သဗ္ဗေ၊ ကုန်သော။
 နာနတ္ထဝဏ္ဏိနော၊ အထူးထူးသော သဘောရှိသော အဆင်း
 ရှိကုန်သော။ ဇေတေ ကာယာ၊ ထိုနုတ်အပေါင်းတို့သည်။ ဣဒ္ဓိ-
 မန္တော၊ ကုန်သည်။ ဇုတိမန္တော၊ ကုန်သည်။ ဝဏ္ဏဝန္တော၊
 ကုန်သည်။ ယသသိနော၊ ကုန်သည်။ (ဟုတ္တာ၊ ကုန်၍။)
 မောဒနာ၊ ကုန်လျက်။ ဝနံ၊ သို့။ ဘိက္ခုနံ၊ တို့၏။ သမိတံ၊
 သို့။ အဘိက္ကာမံ၊ ကုန်ပြီ။ [သုံးနည်းပေး။]

ဝေဏှ၊ ဝေဏှအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်း
 ကောင်း။ သဟလိ၊ သဟလိအမည်ရှိကုန်သော။ ဒေဝါ စ၊
 တို့သည်လည်းကောင်း။ အသမာ၊ အသမအမည်ရှိကုန်သော။
 ဒေဝါ စ၊ တို့သည်လည်းကောင်း။ ယမာ၊ ယမအမည်ရှိကုန်
 သော။ ဒုဝေ၊ နှစ်မျိုးကုန်သော။ ဒေဝါ စ၊ တို့သည်လည်း
 ကောင်း။ အာဂုံ၊ ကုန်ပြီ။ စန္ဒဿ၊ လက်။ ဥပနိသာ၊ ရှေ့၊
 နောက်၊ နံဘေး ပြေးသွားရောယှက် မှီလျက်နေကြကုန်သော။
 ဒေဝါ၊ တို့သည်။ စန္ဒံ၊ လက်။ ဝါ၊ လနတ်သားကို။ ပုရက္ခတ္တာ၊
 ရှေ့၌ ထားကြကုန်၍။ ဝါ၊ ရှေ့သွားပြုကြကုန်၍။ အာဂုံ၊ ပြီ။

သုရိယဿ၊ နေကို။ ဥပနိသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။
 သုရိယံ၊ နေကို။ ဝါ၊ နေနတ်သားကို။ ပုရက္ခတ္တာ၊ ကုန်၍။
 အာဂုံ၊ ကုန်ပြီ။ (နက္ခတ္တာနံ၊ နက္ခတ်တို့ကို။) ဥပနိသာ၊
 ကုန်သော။ ဒေဝါ၊ တို့သည်။ နက္ခတ္တာနံ၊ တို့ကို။ ဝါ၊ နက္ခတ်
 နတ်တို့ကို။ ပုရက္ခတ္တာ၊ ကုန်၍။ အာဂုံ၊ ကုန်ပြီ။ မန္တဝလာ-
 ဟကာ၊ နည်းသောမိုးရှိသော လေတိုက်၊ ဆီးနှင်းတိုက်၊
 အပူတိုက်ကို ဖြစ်စေတတ်ကုန်သော။ ဒေဝါ၊ တို့သည်။ အာဂုံ၊
 ကုန်ပြီ။

ဝသုနံ၊ နတ်တို့၏။ ဝါ၊ တို့တို့။ ဝါ၊ တို့ထက်။ ဝါ၊ ဝသု
 အမည်ရှိသောနတ်တို့ထက်။ သေဋ္ဌော၊ မြတ်သော။ ဝါ၊ အကြီး
 အမှူးဖြစ်သော။ ဝါသဝေါ၊ စရပ်ကိုဖြစ်စေတတ်သော။ ဝါ၊

စရပ်ကိုလှူတတ်သော။ ပုရိန္ဒဒေါ၊ ရှေးရှေးဘဝ၌ ဒါနကို ပေးလှူတတ်သော။ သက္ကောပိ၊ သိကြားသည်လည်း။ အာဂါ၊ လာပြီ။

ဒသဓာ၊ အားဖြင့်။ (ဌိတာ၊ ကုန်သော။) ဒသ၊ ကုန်သော။ သဗ္ဗေ၊ ကုန်သော။ နာနတ္ထဝဏ္ဏိနော၊ ကုန်သော။ ဧတေ ကာယာ၊ တို့သည်။ ဣဒ္ဓိမန္တော၊ ကုန်သည်။ ဇုတိမန္တော၊ ကုန်သည်။ ဝဏ္ဏဝန္တော၊ ကုန်သည်။ ယသသိနော၊ ကုန်သည်။ (ဟုတ္တော၊ ကုန်၍။) မောဒမာနာ၊ ကုန်လျက်။ ဝနံ၊ သို့။ ဘိက္ခုနံ၊ တို့၏။ သမိတိ*၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။ [သုံးနည်းပေး။]

အထ ပစ္စာ၊ ထိုမှ နောက်၌။ သဟဘူ၊ သဟဘူအမည်ရှိ ကုန်သော။ ဒေဝါ၊ တို့သည်။ အဂ္ဂိသိခါ ဣဝ၊ မီးတောက်မီးလျှံ ကဲ့သို့။ ဇလံ၊ တောက်ပကြကုန်လျက်။ အာဂုံ၊ လာကြကုန်ပြီ။ ဥမာပုပ္ဖနိဘာသိနော၊ နှမ်းကြပ်ပွင့်နှင့်တူသော အရောင်ရှိကုန် သော။ ဝါ၊ ခုမ်ပွင့်နှင့်တူသော အရောင်ရှိကုန်သော။ အရိဋ္ဌကာ၊ အရိဋ္ဌကအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ ရောဇာ၊ ရောဇာအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်း ကောင်း။ ဝရုဏာ၊ ဝရုဏအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ သဟဓမ္မာ၊ သဟဓမ္မအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ အစ္စုတာ၊ အစ္စုတအမည် ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ အနေဇကာ၊ အနေဇကအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ သုလေယျရုစိရာ၊ သုလေယျ ဟူသောအမည်၊ ရုစိရ ဟူသော အမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ အာဂုံ၊ ကုန်ပြီ။ ဝါသဝနေသိနော၊ ဝါသဝနေသိအမည်ရှိကုန်သော။ ဒေဝါ၊ တို့သည်။ အာဂုံ၊ ကုန်ပြီ။

တနည်း။ အထ ပစ္စာ၊ ၌။ သဟဘူ၊ ကုန်သော။ ဒေဝါ စ၊ တို့ သည် လည်းကောင်း။ ဇလမဂ္ဂိ၊ ကုန်သော။ ဒေဝါ စ၊ တို့သည် လည်းကောင်း။ သိခါရိဝ၊ သိခါရိဝအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ ဥမာပုပ္ဖနိဘာသိနော၊ ကုန်သော။ အရိဋ္ဌကာ၊ ကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ ရောဇာ၊ ကုန်သော။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ အာဂုံ၊ ကုန်ပြီ။

၈-သက္ကပဋ္ဌသုတ်

၃၄၄။ ကေံ၊ သော။ သမယံ၊ ဌ။ ဝါ၊ လုံး။ ဘဂဝါ၊ သည်။ မဂဓေသု၊ မဂဓအမည်ရှိကုန်သော။ (ဇနပဒေ၊ ဇနပုဒ်ဌ။) တနည်း။ မဂဓေသု၊ ရှိသော။ (ဇနပဒေ၊ ဌ။) တနည်း။ မဂဓေသု၊ ကုန်သော။ (ဇနပဒေသု၊ တို့ဌ။) ရာဇဂဟဿ၊ ၏။ ပါစိနတော၊ အရှေ့အရပ်ဌ။ အမ္မသဏ္ဍာ နာမံ၊ အမ္မသဏ္ဍာအမည်ရှိကုန်သော။ ဝါ၊ သရက်တောအမည်ရှိကုန်သော။ ဗြာဟ္မဏဂါမော၊ ပုဏ္ဏားရွာသည်။ (အတ္ထိ၊ ၏။) တဿ ဗြာဟ္မဏဂါမဿ၊ ထို အမ္မသဏ္ဍာပုဏ္ဏားရွာ၏။ ဥတ္တရတော၊ မြောက်အရပ်ဌ။ ဝေဒိယကော၊ ဝေဒိယက အမည်ရှိသော။ ဝါ၊ ပတ္တမြားတံတိုင်း၊ ပတ်ရံဝိုင်းသို့ ညှိ မိုင်းစိမ်းစို့သော တောအုပ်သည်ခြံရံအပ်သည်၏အဖြစ်ကြောင့် ဝေဒိယကအမည်ရှိသော။ ပဗ္ဗတေ၊ တောင်ဌ။ ဣန္ဒုသလဂုဟာယံ၊ ဣန္ဒုသလအမည်ရှိသောလှိုဏ်ဂူဌ။ ဝါ၊ တံခါးဝဌ နှိပ်ပင်ရှိသည်၏အဖြစ်ကြောင့် ဣန္ဒုသလအမည်ရှိသော လှိုဏ်ဂူဌ။ ဝိဟရတိ၊ မှု၏။

ယေန သမယေန၊ ဌ။ ဘဂဝါ၊ သည်။ မဂဓေသု၊ ကုန်သော။ ဇနပဒေ၊ ဌ။ ရာဇဂဟဿ၊ ၏။ ပါစိနတော၊ ဌ။ အမ္မသဏ္ဍာ နာမံ၊ ကုန်သော။ ဗြာဟ္မဏဂါမော၊ သည်။ အတ္ထိ၊ ၏။ တဿ ဗြာဟ္မဏဂါမဿ၊ ၏။ ဥတ္တရတော၊ ဌ။ ဝေဒိယကော၊ သော။ ပဗ္ဗတေ၊ ဌ။ ဣန္ဒုသလဂုဟာယံ၊ ဌ။ ဝိဟာသိ၊ မူပြီ။ [တေနအတွက် အနိယတ်ထည့်သည်။] တေန ခေါပန သမယေန၊ မြတ်စွာဘုရား၏ မဂဇနပုဒ် ရာဇဂြိုဟ်ပြည် အမ္မသဏ္ဍာပုဏ္ဏားရွာ ဝေဒိယကတောင် ဣန္ဒုသလလှိုဏ်ဂူဝယ် နေတော်မူရာ ထိုအခါဌ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒုဿ၊ အစိုးရသော။ တနည်း။ ဒေဝါနံ၊ တို့၏။ ဣန္ဒုဿ၊ အစိုးရသောအရှင်ဖြစ်သော။ သက္ကဿ၊ သိကြားအား။ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ။ ဥဿက္ကံ၊ လုံ့လကြောင့်ကြ ဗျာပါရသည်။ ဝါ၊ အလိုသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာပြီ။ အထ တသ္မိံ ကာလေ၊ ဘုရားဖူးသွားလို့ရာ ထိုအခါဌ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒုဿ၊ သော။ သက္ကဿ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။

တေရဟိ၊ ဤအခါဌ။ ဝါ၊ ယခုအခါဌ။ အရဟံ၊ ကိလေသာမြူမွေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူပြီးသော။ သမ္မာသမ္ဗုဒ္ဓေါ၊ မဖောက်မပြန်

၁။ ဤဌ ပါဠိတော်မူအစောင်စောင်တွင် “အမ္မသဏ္ဍာ နာမ ဟု ရှိကြသည်။ မသင့်။ အမ္မသဏ္ဍာနံ အဒ္ဓရတဝတ္ထာ ဧကောပိ သော ဗြာဟ္မဏဂါမော “အမ္မသဏ္ဍာ” ဘွေဝ ဗဟုဝစနဝသေန ဝုစ္စတိ၊ ယဿ “ဝရဏာ နဂရန္တိ” ဟူသော ဋီကာပါဌ်(နှာ-၂၄၆)ကိုထောက်။

အမည်ရှိကုန်သော။ ယသသိနော၊ ကုန်သော။ ဒေဝါ၊ တို့သည်
လည်းကောင်း။ အာဂုံ၊ ကုန်ပြီ။

ဒသဇာ၊ အားဖြင့်။ (ဌိတာ၊ ကုန်သော။) ဒသ၊ ကုန်သော။
သဗ္ဗေ၊ ကုန်သော။ နာနတ္တဝဏ္ဏိနော၊ ကုန်သော။ ဇေတ
ကာယာ၊ တို့သည်။ ဣဒ္ဓိမန္တော၊ ကုန်သည်။ ဇုတိမန္တော၊
ကုန်သည်။ ဝဏ္ဏဝန္တော၊ ကုန်သည်။ ယသသိနော၊ ကုန်သည်။
(ဟုတ္တာ၊ ကုန်၍။) မောဒမာနာ၊ ကုန်လျက်။ ဝနံ၊ သို့။
ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ သို့။ အဘိက္ကာမံ၊ ကုန်ပြီ။

သုက္ကာ၊ သုက္ကအမည်ရှိကုန်သော။ ဒေဝါ၊ တို့သည်လည်း
ကောင်း။ ကရမ္ဘာ၊ ကရမ္ဘအမည်ရှိကုန်သော။ ဒေဝါ၊ တို့သည်
လည်းကောင်း။ အရုဏာ၊ အရုဏအမည်ရှိကုန်သော။ ဒေဝါ၊
တို့သည်လည်းကောင်း။ (တေဟိ ဒေဝေဟိ၊ ထိုသုံးမျိုးသော
နတ်တို့နှင့်။) သဟ၊ တကွ။ ဝေသနသ၊ ဝေသနသအမည်ရှိ
ကုန်သော။ ဒေဝါ၊ တို့သည်လည်းကောင်း။ အာဂုံ၊ ကုန်ပြီ။
ဩဒါတဂယှာ၊ ဩဒါတဂယှအမည်ရှိကုန်သော။ ပါမောက္ခာ၊
အကြီးအမှူး ဦးစီးခေါင်းဆောင်ဖြစ်ကုန်သော နတ်တို့သည်
လည်းကောင်း။ ဝိစက္ခဏာ၊ ဝိစက္ခဏအမည်ရှိကုန်သော။
ဒေဝါ၊ တို့သည်လည်းကောင်း။ အာဂုံ၊ ကုန်ပြီ။

သဒါမတ္တာ၊ သဒါမတ္တအမည်ရှိကုန်သော။ ဒေဝါ စ၊ နတ်တို့
သည်လည်းကောင်း။ ဟာရဂဇာ၊ ဟာရဂဇအမည်ရှိကုန်သော။
ဒေဝါ စ၊ တို့သည်လည်းကောင်း။ ယသသိနော၊ ကုန်သော။
မိဿကာ၊ မိဿကအမည်ရှိကုန်သော။ ဒေဝါ စ၊ တို့သည်လည်း
ကောင်း။ အာဂုံ၊ ကုန်ပြီ။ ယော ပဇ္ဇန္တော၊ အကြင် ပဇ္ဇန္တနတ်
မင်းသည်။ ဒိသာ၊ မိမိသွားရောက်အပ်သော အရပ်မျက်နှာ
တို့၌။ (ဒေဝံ၊ မိုးကို။) အဘိဝဿတိ၊ ရွာသွန်းစေ၏။ (သော
ပဇ္ဇန္တော၊ သည်။) ထနယံ၊ ထစ်ကြိုးလျက်။ ဝါ၊ ထစ်ချိုးလျက်။
အာဂါ၊ လာပြီ။

ဒသဇာ၊ အားဖြင့်။ (ဌိတာ၊ ကုန်သော။) ဒသ၊ ကုန်သော။
သဗ္ဗေ၊ ကုန်သော။ နာနတ္တဝဏ္ဏိနော၊ ကုန်သော။ ဇေတ
ကာယာ၊ တို့သည်။ ဣဒ္ဓိမန္တော၊ ကုန်သည်။ ဇုတိမန္တော၊
ကုန်သည်။ ဝဏ္ဏဝန္တော၊ ကုန်သည်။ ယသသိနော၊ ကုန်သည်။

နေ့စဉ်သာလျှင် မေတ္တာရေချမ်း နေ့စဉ်ဖျန်းလျက် သွန်းလောင်းအပ်သော
 နတ်အများတို့။ အယံ ဘဂဝါ၊ သည်။ မဂဓေသု၊ ကုန်သော။ (ဇနပဒေသု၊
 တို့၌။) ရာဇဂဟဿ၊ ၏။ ပါစိနတော၊ ၌။ အမ္မသဏ္ဍာ နာမ၊ ကုန်သော။
 ပြာဟ္မဏဂါမော၊ သည်။ (အတ္ထိ၊ ၏။) တဿ ပြာဟ္မဏဂါမဿ၊ ၏။ ဥတ္တရ-
 တော၊ ၌။ ဝေဒိယကော၊ သော။ ပဗ္ဗတေ၊ ၌။ ဣန္ဒသာလဂုဟာယံ၊ ၌။ ဝိဟ-
 ရတိ၊ ၏။ မာရိသာ၊ တို့။ မယံ၊ အကျွန်ုပ်တို့သည်။ အရဟန္တံ၊ သော။ သမ္မာ-
 သမ္ဗုဒ္ဓံ၊ သော။ တံ ဘဂဝန္တံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမေ-
 ယျာမ၊ ချဉ်းကပ်ရပါကုန်မှုကား။ ယဒိ ပန၊ ကောင်းလေစွ။ ဝါ၊ ကောင်းလေ
 ရာ၏။

တနည်း။ မာရိသာ၊ တို့။ ယဒိ ပန၊ အကယ်၍။ မယံ၊ တို့သည်။
 အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ တံ ဘဂဝန္တံ၊ သို့။ ဝါ၊ ကို။ ဒဿ-
 နာယ၊ ငှါ။ ဥပသင်္ကမေယျာမ၊ ကုန်မှုကား။ (သာဓု၊ ကောင်းသည်။ အဿ
 ဝတ၊ ဖြစ်ရလေစွတကား။ ဝါ၊ ဖြစ်ရလေစွ ျေည်။)

တနည်း။ မာရိသာ၊ တို့။ မယံ၊ တို့သည်။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊
 သော။ တံ ဘဂဝန္တံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ ယဒိ ပန ဥပသင်္ကမေယျာမ၊
 အကယ်၍ ချဉ်းကပ်ကြကုန်ငြားအံ့။ (ဧဝံ ဥပသင်္ကမန္တေသု၊ ဤသို့ ချဉ်းကပ်
 ကြကုန်သည်ရှိသော်။ သာဓု၊ သည်။ အဿ ဝတ၊ တကား။ ဝါ၊ ျေည်။)”ဣတိ၊
 သို့။ အာမန္တေသိ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။) တာဝတိံသာ၊ ကုန်သော။
 ဒေဝါ၊ တို့သည်။ “ဧဝံ၊ ဤသို့ အမိန့်အတိုင်း ကောင်းလှပါ၏။ တဝ၊ အရှင်
 သိကြားမင်း၏။ ဝစနံ၊ စကားသည်။ (ထည့်စပ်သည်။) ဘဒ္ဒံ၊ ကောင်းသည်။
 (ဟောတု၊ ဖြစ်ပါစေ။)”ဣတိ ခေါ်၊ ဤသို့သာလျှင်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊
 သော။ သက္ကဿ၊ သိကြား၏စကားကို။ ပစ္စယောသံ၊ ရှေးရှု နားထောင်ကြ
 ကုန်ပြီ။ ဝါ၊ ဝန်ခံကြကုန်ပြီ။

၃၄၅။ အထ တသ္မိံ ကာလေ၊ တာဝတိံသာနတ်တို့က ဝန်ခံကြရာ ထိုအခါ
 ၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒေသာ၊ သော။ သက္ကော၊ သည်။ ပဉ္စသိခံ၊ ပဉ္စသိခ
 အမည်ရှိသော။ ဝါ၊ ဦးစွန်းငါးခုရှိသည်၏အဖြစ်ကြောင့် ပဉ္စသိခအမည်ရှိသော။
 ဂန္ဓဗ္ဗဒေဝပုတ္တံ၊ ဂန္ဓဗ္ဗနတ်သားကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊
 နည်း?။ “တာတ ပဉ္စသိခ၊ အမောင်ပဉ္စသိခ။ အယံ ဘဂဝါ၊ သည်။ မဂဓေသု၊
 ကုန်သော။ ဇနပဒေ၊ ၌။ ရာဇဂဟဿ၊ ၏။ ပါစိနတော၊ ၌။ အမ္မသဏ္ဍာ
 နာမ၊ ကုန်သော။ ပြာဟ္မဏဂါမော၊ သည်။ (အတ္ထိ၊ ၏။) တဿ ပြာဟ္မဏ-
 ဂါမဿ၊ ၏။ ဥတ္တရတော၊ ၌။ ဝေဒိယကော၊ သော။ ပဗ္ဗတေ၊ ၌။ ဣန္ဒသာလ-
 ဂုဟာယံ၊ ၌။ ဝိဟရတိ၊ ခဲ့၏။ တာတ ပဉ္စသိခ၊ ခ။ မယံ၊ တို့သည်။ အရဟန္တံ၊

အကြင်နတ်တို့သည်။ (သန္တိ၊ ကုန်၏။ တေ ဒေဝါ စ၊ တို့သည် လည်းကောင်း။ တေဟိ ဒေဝေဟိ၊ ထိုဆိုးအပ်ပြီးသော နတ်၊ ဗြဟ္မာအပေါင်းတို့နှင့်။) သဟ၊ တက္ခ။ နာမန္တယေန၊ အမည်သို့ အစဉ်လိုက်သောအားဖြင့်။ ဝါ၊ အမည်သဘောတူအားဖြင့်။ ဝါ၊ အမည်အတိုအားဖြင့်။ အာဂစ္ဆ၊ လာကြကုန်ပြီ။

(ကိံ၊ အဘယ်သို့။ မနသိကတွာ၊ နှလုံးသွင်းကြကုန်၍။ အာဂစ္ဆ၊ သနည်း?။) (မယံ၊ ငါတို့သည်။) ပဝုတ္တဇာတိံ၊ ကင်းပြီးသော ဇာတိရှိတော်မူသော။ ဝါ၊ အပြားအားဖြင့် ကျင့်သုံးအပ်ပြီးသော ဇာတိရှိတော်မူသော။ အခိလံ၊ ရာဂ၊ ဒေါသ၊ မောဟ တည်းဟူသော ငြောင့်ရှိတော်မူသော။ ဩဗတိဏ္ဏံ၊ ဩဗလေးဖြာ သံသရာကို ကောင်းစွာလွန်ပြီးသော။ အနာသဝံ၊ လေးပါးသော အာသဝေါမရှိသော။ (အရိယသံဃံ၊ အရိယာ သံဃာကိုလည်းကောင်း။) ဩဗတရံ၊ ဩဗလေးဖြာ သံသရာကို လွန်မြောက်တော်မူပြီးသော။ နာဂံ၊ မကောင်းမမှ ကင်းတော်မူပြီးသော။ အသိတာတိဂံ၊ မည်းနက်သည်၏ အဖြစ်ကို လွန်မြောက်ပြီးသော။ စန္ဒံ ဣဝ၊ လမင်းကဲ့သို့ တင့်တယ်တောက်ပသော အာရေရှိတော်မူသော။ အသိတာတိဂံ၊ ကိလေသာနက်ကြုတ် သဘက်ယုတ်ကို စက်ဆုပ်ရွံရှာ လွန်ကာ ကြွသွားတော်မူသော။ (ဒသဗလံ၊ မြတ်စွာဘုရားကိုလည်းကောင်း။) ဒက္ခေမ၊ အထူးရှင်ပျဉ်းတင်သလျက် ဖူးမြင်ကြပါကုန်အံ့။ (ဣတိမနသိကတွာ၊ ကုန်၍။ အာဂစ္ဆ၊ ကုန်ပြီ။)

ဥဒှာ။ သုဗြဟ္မာ၊ သုဗြဟ္မာအမည်ရှိသော။ (ဗြဟ္မာ စ၊ ဗြဟ္မာလည်းကောင်း။) ပရမတ္တော၊ ပရမတ္ထ အမည်ရှိသော။ (ဗြဟ္မာ စ၊ လည်းကောင်း။ ဣတိ၊ သို့။ ဒေ၊ ကုန်သော။) ဣဒ္ဓိမတော၊ တန်းခိုးရှိတော်မူသော။ (ဗုဒ္ဓဿ၊ ၏။) ပုတ္တာ၊ သားတော်ဖြစ်ကုန်သော။ (အရိယဗြဟ္မာနော၊ အရိယဗြဟ္မာတို့သည်။) သဟ၊ တက္ခသာလျှင်။ အာဂံ၊ ကုန်ပြီ။ သနက်မာရော၊ သော။ (ဗြဟ္မာ စ၊ သည်လည်းကောင်း။) တိဿော၊ တိဿအမည်ရှိသော။ သောပိ ဗြဟ္မာ စ၊ ထိုဗြဟ္မာသည်လည်းကောင်း။ ဝနံ၊ သို့။ (ဘိက္ခုနံ၊ တို့၏။) သမိတိံ၊ သို့။ အာဂါ၊ ပြီ။

(ယတ္ထ ယသ္မိံ ဗြဟ္မသဟဿေ၊ အကြင်ဗြဟ္မာတို့၏ တထောင်တွင်။ ဧကေကော၊ တယောက် တယောက်သော။ ယော မဟာဗြဟ္မာ၊ အကြင်မဟာဗြဟ္မာသည်။ အညေ၊ တပါး

ကုန်သော။ ဗြဟ္မေ၊ တို့ကို။ အဘိတိဋ္ဌတိ၊ လွှမ်းမိုး၍တည်၏။ ဥပပန္နော၊ ဗြဟ္မာ့ပြည်၌ ဖြစ်သော။ သော မဟာဗြဟ္မာ၊ သည်။ ဇုတိမန္တော၊ တောက်ပသော အရောင်ရှိသည်လည်းကောင်း။ ဘိသ္မာကာယော၊ ကြောက်စေတတ်သော ကိုယ်ရှိသည်လည်းကောင်း။ ဝါ၊ ကြောက်ရာဖြစ်သော ကိုယ်ရှိသည်လည်းကောင်း။ ဝါ၊ ကြီးသော ကိုယ်ရှိသည်လည်းကောင်း။ ယသသိ၊ သည်လည်းကောင်း။ အဟောသိ၊ ပြီ။ ဗြဟ္မလောကာနံ၊ ဗြဟ္မာ့ပြည်ရှိကြကုန်သော။ (ဗြဟ္မာနံ၊ တို့၏။) တံ သဟသံ၊ ထိုတထောင်သည်။ (အာဂတံ၊ လာပြီ။)

ဧတ္ထ တေသ္မိံ ဗြဟ္မသဟဿေ၊ ဤတထောင်သော ဗြဟ္မာအပေါင်းတို့၌။ ဒသ၊ တကျိပ်ကုန်သော။ ဣဿရာ၊ အစိုးရကုန်သော။ ပစ္စေကဝသဝတ္တိနော၊ အသီးအသီး တယောက်စီ တယောက်စီ တပါးသောသတ္တဝါတို့ကို မိမိအလိုသို့ လိုက်စေတတ်ကုန်သော။ (ဗြဟ္မာနော၊ တို့သည်။) အာဂုံ၊ လာကြကုန်ပြီ။

တေသံ စ ဗြဟ္မာနံ၊ ထိုဗြဟ္မာတို့၏လည်း။ မဇ္ဈတော၊ အလည်၌။ ပရိဝါရိဓော၊ တသိန်းသော ဗြဟ္မာအပေါင်းသည် ခြံရံအပ်သော။ ဟာရိတော၊ ဟာရိတအမည်ရှိသော။ (ဗြဟ္မာ၊ သည်။) အာဂါ၊ လာပြီ။

၃၄၂။ သဗ္ဗေ၊ ကုန်သော။ အဘိက္ကန္တေ၊ ရှေးရှုလာကြကုန်သော။ သဏ္ဍန္တေ၊ အကြီးအမှူးဖြစ်သော သိကြားနှင့် တကွ ဖြစ်ကုန်သော။ တေ ဒေဝေ စ၊ ထိုနတ်တို့ကိုလည်းကောင်း။ သဗြဟ္မကေ၊ အကြီးအမှူးဖြစ်သော ဟာရိတဗြဟ္မာနှင့် တကွ ဖြစ်ကုန်သော။ တေ ဒေဝေ စ၊ ထိုဗြဟ္မာတို့ကိုလည်းကောင်း။ မာရသေနာ၊ မာရ်မင်း၊ မာရ်မင်း၏ စစ်သည်ရဲမက်အပေါင်းသည်။ အဘိက္ကာမိ၊ လွှမ်းမိုးခြင်းငှါလာပြီ။ (တုမေ၊ တို့သည်။) ကဏှဿ၊ အများစက်ဆုပ် သဘက်ယုတ်သို့ နက်ကြုတ်သော မာရ်နတ်ယုတ်၏။ မန္ဒိယံ၊ စရိုက်ကြမ်းတမ်း အလိုက်ရန်းလျက် မိုက်ကောင်းသည်၏အဖြစ်ကို။ ပဿ ပဿထ၊ မာရ်နတ်သိမှု သတိပြု၍ ကြည့်ရှုကြကုန်လော့။

(တုမေ၊ သင်တို့သည်။) ဧထ၊ ခက်ခက်ထန်ထန် အတက် သန်လျက် အမြန်လာကြကုန်လော့။ ဂဏှထ၊ အကွက်လှလှ အချက်ကျအောင် လက်ရတမ်းကြကုန်လော့။ ဗန္ဓထ၊ သတ္တ

မြားမြောင် မလွတ်အောင်သာ တုတ်နှောင် ဖွဲ့ချည်ကြကုန်
 လော့။ ဝေါ၊ သင်တို့သည်။ (သဗ္ဗံ၊ သော။ ဣဒံ ဒေဝမဏ္ဍလံ၊
 ဤနတ်အပေါင်းသည်။ ဝါ၊ ကိ။) ရာဂေန၊ ရာဂတည်းဟူသော
 ကျော့ကွင်းဖြင့်။ ဗန္ဓံ၊ နှောင်ဖွဲ့အပ်သည်။ အတ္ထု၊ ဖြစ်စေလော့။
 သမန္တံ၊ ပတ်လည်ဝန်းကျင်မှ။ ပရိဝါရေထ၊ ဆီးကြ ဝိုင်းကြ
 ကုန်လော့။ ဝေါ၊ တို့တင်။ ကောစိ၊ တစုံတယောက်သော
 ပုဂ္ဂိုလ်သည်။ နံ ဒေဝမဏ္ဍလံ၊ ထိုနတ်အပေါင်းကို။ မာ မုဉ္ဇိတ္ထ၊
 ဘယ်ကာလမှ မလွတ်စေလင့်။

☸ ဣတိ၊ သို့။ တတ္ထ တသ္မိံ မဟာသမယော၊ ထိုများစွာသော
 နတ်အပေါင်း၌။ ဝါ၊ သို့။ မဟာသေနော၊ များသောစစ်သည်
 ရဲမက်ရှိသော။ ကဏှော၊ အများစက်ဆုပ် သဘက်ယုတ်သို့
 နက်ကြုတ်သော မာရ်နတ်ယုတ်သည်။ ပါဏိနာ၊ လက်ဖြင့်။
 တလံ၊ မြေအပြင်ကို။ အာဟစ္စ၊ ပုတ်ခတ်၍။ ဘေရဝံ၊
 ကြောက်စေတတ်သော။ ဝါ၊ ကြောက်ရာဖြစ်သော။ သရံ၊
 အသံကို။ ကတုာန၊ ပြု၍။

ပါဝုဿကော၊ မိုးဦးကျ၌ရွာသော။ သဝိဇ္ဇကော၊ လျှပ်စစ်
 နွယ်နှင့် တကွဖြစ်သော။ မေဃော၊ မိုးသည်။ ထနယတိ
 ယထာ၊ ထစ်ကြိုးသကဲ့သို့။ တထာ၊ ထို့အတူ။ ထနယန္တော၊
 ထစ်ကြိုးလျက်။ သေနံ၊ စစ်သည်ရဲမက်အပေါင်းကို။ အပေ-
 သယံ၊ စေလွတ်ပြီ။ တဒါ၊ စစ်သည်အပေါင်းကို စေလွတ်ရာ
 ထိုအခါ၌။ သော ကဏှော၊ သည်။ အသယံဝသေ၊ တစုံ
 တယောက်သော သတ္တဝါကို မိမိအလိုသို့ မလိုက်စေနိုင်သည်။
 (ဟုတုာ၊ ၍။) သက္ခိန္ဒေါ၊ ပြင်းစွာ အမျက်ထွက်လျက်။ ပစ္စု-
 ဒါဝတ္တံ၊ တဖန် ပြန်နစ်ရလေပြီ။ ဝါ၊ တကွက်မအေး အရှက်
 ရေးကြောင့် ထွက်ပြေးရလေပြီ။

၃၄၃။ စက္ခုမာ၊ သော။ သတ္တာ၊ သည်။ တံ စ သဗ္ဗံ၊ ထို
 အလုံးစုံသော အကြောင်းအရာကိုလည်း။ အဘိညာယ၊
 ထူးသောဉာဏ်ဖြင့် သိတော်မူ၍လည်းကောင်း။ ဝဝတ္ထိတုာန၊
 လက်ပြင်ထင်ရှား အရေးသားသို့ ပိုင်းခြားမှတ်သားတော်မူ၍
 လည်းကောင်း။ ကတော ကာလတော၊ ထိုပိုင်းခြား၍ သိပြီးရာ
 ကာလမှ။ (ပရံ၊ ၌။) သာဝကော၊ ကုန်သော။ သာသနေ၊ ၌။
 ရတော၊ ကုန်သော။ (ဘိက္ခု၊ တို့ကို။) အာမန္တယံ၊ ခေါ်တော်
 မူပြီ။

(ကိံ၊ သို့။ အာမန္တယိ၊ နည်း။) “ဘိက္ခုဝေါ၊ တို့။ မာရ-
 သေနာ၊ မာရ်မင်း၊ မာရ်မင်း၏ စစ်သည်ရဲမက်အပေါင်းသည်။
 အဘိက္ကန္တာ၊ ရှေးရှုလာပြီ။ တေ သဗ္ဗေ၊ ထိုအလုံးစုံသော မာရ်
 မင်း၊ မာရ်မင်း၏ စစ်သည်ရဲမက်အပေါင်းတို့ကို။ တေ တုမေ၊
 ထိုသင်တို့သည်။ ဝိဇာနာထ၊ စက္ခုဒိဗ္ဗ ဉာဏ်အရဖြင့် သိကြ
 ကုန်လော့။ ဝါ၊ မာရ်နတ်သိမှု သတိပြု၍ ကြည့်ရှုစုံစမ်းကြကုန်
 လော့။ ဝါ၊ စက္ခုဒိဗ္ဗ ဉာဏ်အရဖြင့် သိအောင်ပြုကြကုန်လော့။
 ဝါ၊ သမာပတ်များ အမှတ်ထား၍ ဝင်စားကြကုန်လော့။”
 (ဣတိ၊ သို့။ အာမန္တယိ၊ ပြီ။)

တေ စ ဘိက္ခု၊ တို့သည်လည်း။ ဗုဒ္ဓဿ၊ ၏။ သာသနံ၊
 အဆုံးအမတော်ကို။ သုတာ၊ ကြားနာကြရကုန်၍။ အာတပ္ပံ၊
 ဖလသမာပတ်ကို ဝင်စားခြင်းငှါ အားထုတ်တတ်သောလုံ့လကို။
 အကရုံ၊ ပြုကြကုန်ပြီ။ (မာရော စ၊ မာရ်နတ်သည်လည်း
 ကောင်း။ မာရသေနာ စ၊ မာရ်မင်း၊ မာရ်မင်း၏ စစ်သည်ရဲမက်
 အပေါင်းသည်လည်းကောင်း။) ဝိတရာဂေဟိ၊ ကင်းပြီးသော
 ရာဂရှိကုန်သော။ (အရိယေဟိ၊ တို့မှ။) ပက္ကာမံ၊ အရဲမထား
 အသဲယားလျက် ဖဲသွားကြကုန်ပြီ။ (ဝိတရာဂါနံ၊ ကုန်သော။
 သေံ အရိယာနံ၊ ထိုအရိယာပုဂ္ဂိုလ်တို့၏။ လောမာပိ၊ အမွေးတို့
 သည်သော်လည်း။ န ဣဉ္ဇယံ၊ မတုန်လှုပ်ကြကုန်။ [ဤကား
 အဋ္ဌကထာရှိ ပါဠိနှင့် အညီတည်း]။

တနည်း။ သေံ အရိယာနံ၊ တို့၏။ လောမမ္ပိ၊ အမွေးတပင်
 ကိုသော်လည်း။ မာရသေနာ၊ တို့သည်။ န ဣဉ္ဇယံ၊ မတုန်လှုပ်
 စေနိုင်ကုန်။ [ဤကား ဋီကာရှိပါဠိနှင့် အညီတည်း။]

(အထ တသ္မိံ ကာလေ၊ ထွက်ပြေးခါနီးရာ ထိုအခါ၌။ မာရော၊ သည်။
 ဘိက္ခုသံဃံ၊ ကိံ။ အာရဗ္ဗ၊ အကြောင်းပြု၍။ ဣမံ ဂါထံ၊ ကိံ။ အဘာသိ၊ ရွတ်
 ဆိုပြီ။ ကိံ၊ သို့။ အဘာသိ၊ နည်း?။)

“သဗ္ဗေ၊ ကုန်သော။ ဝိတိတသင်္ဂါမာ၊ အောင်အပ်ပြီးသော
 စစ်မြေရှိကုန်သော။ ဘယာတိတာ၊ ကြောက်ခြင်းကို လွန်ကြ
 ကုန်ပြီးသော။ ယသဿိနော၊ ကုန်သော။ သာဝကာ၊ တရား
 တော်ကို ကြားနာတတ်ကုန်သော။ ဇနေ၊ လူအပေါင်း၌။
 သုတာ၊ ကျော်စောထင်ရှားကုန်သော။ တေ ဘိက္ခု၊ ထိုငါးရာ
 သော ရဟန်းတို့သည်။ (သာသနေ၊ သာသနာတော်၌။)

ဘူတေဟိ၊ ဖြစ်ကုန်သော။ (အရိယေဟိ၊ အရိယာပုဂ္ဂိုလ်
တို့နှင့်။) သဟ၊ တက။ မောဒန္တိ၊ ထွက်ရပ်လမ်းပေါက် မှန်း
တိုင်းရောက်၍ ဝမ်းမြောက်ကြကုန်၏။ ဣတိ၊ သို့။ အဘာသိ၊
ပြီ။

ဣတိဝေ၊ သို့။ သုတံ၊ ကြားအပ်ပါပြီ။

တနည်း။ ဣတိ ဝေ၊ သို့။ သုတံ၊ ကြားနာရခြင်းသည်။ အဟောသိ၊ ပြီ။
ဣတိ၊ သို့။ ဝိဿဇ္ဇေသိ၊ ပြီ။ ဣတိ၊ ဤတွင် မဟာသမယသုတ်ကို ဆိုရန်စကား
ရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

သတ္တမံ၊ သော။ မဟာသမယသုတ္တံ၊ သည်။
နိဗ္ဗိတံ၊ ပြီ။

၈-သက္ကဋ္ဌပဋ္ဌသုတ်

၉၄၄။ ကောံ၊ သော။ သမယံ၊ ဌံ၊ ဝါ၊ လုံး။ ဘဂဝါ၊ သည်။ မဂဓေသု၊ မဂဓအမည်ရှိကုန်သော။ (ဇနပဒေ၊ ဇနပုဒ်ဌံ။) တနည်း။ မဂဓေသု၊ ရှိသော။ (ဇနပဒေ၊ ဌံ။) တနည်း။ မဂဓေသု၊ ကုန်သော။ (ဇနပဒေသု၊ တို့ဌံ။) ရာဇဂဟဿ၊ ၏။ ပါစိနတော၊ အရှေ့အရပ်ဌံ။ အမ္မသဏ္ဍာ နာမံ၊ အမ္မသဏ္ဍာအမည်ရှိကုန်သော။ ဝါ၊ သရက်တောအမည်ရှိကုန်သော။ ဗြာဟ္မဏဂါမော၊ ပုဏ္ဏားရွာသည်။ (အတ္ထိ၊ ၏။) တဿ ဗြာဟ္မဏဂါမဿ၊ ထို အမ္မသဏ္ဍာပုဏ္ဏားရွာ၏။ ဥတ္တရတော၊ မြောက်အရပ်ဌံ။ ဝေဒိယကော၊ ဝေဒိယက အမည်ရှိသော။ ဝါ၊ ပတ္တမြားတံတိုင်း၊ ပတ်ရံဝိုင်းသို့ ညှိ မိုင်းစိမ်းစို့သော တောအုပ်သည် ခြံရံအပ်သည်၏အဖြစ်ကြောင့် ဝေဒိယကအမည်ရှိသော။ ပဗ္ဗတေ၊ တောင်ဌံ။ ဣန္ဒုသလဂုဟယံ၊ ဣန္ဒုသလအမည်ရှိသောလှိုက်ဂူဌံ။ ဝါ၊ တံခါးဝဌံ နှံပင်ရှိသည်၏အဖြစ်ကြောင့် ဣန္ဒုသလအမည်ရှိသော လှိုက်ဂူဌံ။ ဝိဟရတိ၊ မူ၏။

ယေန သမယေန၊ ဌံ။ ဘဂဝါ၊ သည်။ မဂဓေသု၊ ကုန်သော။ ဇနပဒေ၊ ဌံ။ ရာဇဂဟဿ၊ ၏။ ပါစိနတော၊ ဌံ။ အမ္မသဏ္ဍာ နာမံ၊ ကုန်သော။ ဗြာဟ္မဏဂါမော၊ သည်။ အတ္ထိ၊ ၏။ တဿ ဗြာဟ္မဏဂါမဿ၊ ၏။ ဥတ္တရတော၊ ဌံ။ ဝေဒိယကော၊ သော။ ပဗ္ဗတေ၊ ဌံ။ ဣန္ဒုသလဂုဟယံ၊ ဌံ။ ဝိဟာသိ၊ မူပြီ။ [တေနအတွက် အနိယတ်ထည့်သည်။] တေန ခေါပန သမယေန၊ မြတ်စွာဘုရား၏ မဂဇနပုဒ် ရာဇဂြိုဟ်ပြည် အမ္မသဏ္ဍာပုဏ္ဏားရွာ ဝေဒိယကတောင် ဣန္ဒုသလ လှိုက်ဂူဝယ် နေတော်မူရာ ထိုအခါဌံ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒုဿ၊ အစိုးရသော။ တနည်း။ ဒေဝါနံ၊ တို့၏။ ဣန္ဒုဿ၊ အစိုးရသောအရှင်ဖြစ်သော။ သက္ကဿ၊ သိကြားအား။ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ။ ဥဿုက္ကံ၊ လုံ့လကြောင့်ကြ ဗျာပါရသည်။ ဝါ၊ အလိုသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာပြီ။ အထ တသ္မိံ ကာလေ၊ ဘုရားဖူးသွားလိုရာ ထိုအခါဌံ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒုဿ၊ သော။ သက္ကဿ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။

တေရဟိ၊ ဤအခါဌံ။ ဝါ၊ ယခုအခါဌံ။ အရဟံ၊ ကိလေသာမြူမှေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူပြီးသော။ သမ္မာသမ္ဗုဒ္ဓေါ၊ မဖောက်မပြန်

၁။ ဤဌံ ပါဠိတော်မူအစောင်စောင်တွင် “အမ္မသဏ္ဍာ နာမ ဟု ရှိကြသည်။ မသင့်။ အမ္မသဏ္ဍာနံ အဒ္ဓရဘဝတ္တာ ကောပိ သော ဗြာဟ္မဏဂါမော “အမ္မသဏ္ဍာ”ဘေဝ ဗဟုဝစနဝသေန ဝုစ္စတိ၊ ယထာ “ဝရဏာ နဂရန္တိ” ဟူသော ဋီကာပါဠိ(နှာ-၂၄၆)ကိုထောက်။

ကိုယ်တော်တိုင်သာ ဥေ ယျဇိးတန် တရားမှန်ကို ကော်ထိုးထွင်း၍ သိမြင်တော် မူပြီးသော။ ဘဂဝါ၊ သည်။ ကဟံ၊ ဘယ်မြို့ ဘယ်ရွာ ဘယ်ဌာန၌။ ဝိဟရတိ နု ခေါ၊ နေတော်မူပါသိမ့်မည်နည်း။ ။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ မဂဓေသု၊ သော။ (ဇနပဒေ၊ ၌။) ရာဇဂဟဿ၊ ၏။ ပါစီနတော၊ ၌။ အမ္မသဏ္ဍာ နာမ၊ ကုန် သော။ ဗြာဟ္မဏဂါမော၊ သည်။ (အတ္ထိ၊ ၏။) တဿ ဗြာဟ္မဏဂါမဿ၊ ၏။ ဥတ္တရတော၊ ၌။ ဝေဒိယကေ၊ သော။ ပဗ္ဗတေ၊ ၌။ ဣန္ဒသလဂုဟာယံ၊ ၌။ ဝိဟရန္တံ၊ နေတော်မူသော။ ဘဂဝန္တံ၊ ကို။ အဒ္ဓသ၊ မြင်ပြီ။ တနည်း။ အဒ္ဓသ ခေါ၊ မြင်ရပြီး သည်သာ။ မဂဓေသု၊ ကုန်သော။ ဇနပဒေသု၊ တို့၌။ ရာဇဂဟဿ၊ ၏။ ပါစီနတော၊ ၌။ အမ္မသဏ္ဍာ နာမ၊ ကုန်သော။ ဗြာဟ္မဏ- ဂါမော၊ သည်။ အတ္ထိ၊ ၏။ တဿ ဗြာဟ္မဏဂါမဿ၊ ၏။ ဥတ္တရတော၊ ၌။ ဝေဒိယကေ၊ သော။ ပဗ္ဗတေ၊ ၌။ ဣန္ဒသလဂုဟာယံ၊ ၌။ ဝိဟရန္တံ၊ မူသော။ ဘဂဝန္တံ၊ ကို။ [လိုက်စပ်သည်။] ဒိသ္မာန၊ မြင်ရ၍။ တာဝတိံ သေ၊ တာဝတိံ သာဘုံ၌ နေကြကုန်သော။ ဒေဝေ၊ တို့ကို။ အာမန္တေသိ၊ ပြီ။

ကိံ ၊ သို့။ အာမန္တေသိ၊ နည်း?။ “မာရိသာ” အကောက်မကြံ မဖောက်ပြန် ဘဲ သည်းခံအပ်သော စည်းစိမ်ရှိသော နတ်အများတို့။ ဝါ၊ အကျွန်ုပ်အလား ချမ်းသာများလျက် ရှုစားအပ်သော နတ်အများတို့။ ဝါ၊ အဆိုးအရှုံး အကျိုးမဲ့ ကို ချိုးဖဲ့လွှမ်းမိုး အစွမ်းကိုးသည့် တန်းခိုးရှင်ဖြစ်သော နတ်အများတို့။ ဝါ၊ ရောဂါကိုယ်မှာ ကင်းစင်ကွာ၍ သာဓု သာဓု ခြီးကျူးမှုဖြင့် အထူးကြီးစွာ

၁။ ဤဂါကျ၌ “မာရိသာ” အာလုပ်ပုဒ်၌ ယောဇနာနည်းများကို “မာရိသာတိ ပိယဝစနမေတံ၊ ဒေဝတာနံ ပါဠိယေက္ကော ဝေါဟာရော။ နိဒ္ဒုက္ခာတိပိ ဝုတ္တံ ဟောတိ” ဟူသော အဋ္ဌကထာပါဠိ (နှာ-၂၉၁)။
“ပါဠိယေက္ကော ဝေါဟာရေတိ အာဝေဏိဒကာ ပိယသမုဒါဟာရော။ မရိသနိယ- သမ္ပတ္တိကာတိ မာရိသာ။ သာ ပန နေသံ မရိသနိယသမ္ပတ္တိကတာ ဒုက္ခဝိရဟိတာယာတိ ဝုတ္တံ “နိဒ္ဒုက္ခာတိပိ ဝုတ္တံ ဟောတိ”တိ ဟူသော ဋီကာပါဠိ (နှာ-၂၄၆)။
“မရိသနဋ္ဌေန ပါပါနိ ရောဂါဒိအနတ္တာနံ အဘိဘဝနတ္ထေန မာရိသော၊ ဒုက္ခရဟိတော။ တေနာဟ “နိဒ္ဒုက္ခာတိ ဝုတ္တံ ဟောတိ”တိ ဟူသော သဂါတာဝဂ္ဂ-ဒေဝတာသံယုတ် ဩစံတရဏသုတ် ဋီကာပါဠိ (နှာ-၄၄)။
“ဓမ္မသရီရဿ အရောဂဘာဝေန သာဓုတိ မရိသနိယောတိ မာရိသော၊ ပိယာယန- ဝစနမေတံ။ တေနာဟ “သမ္ပိယာယမာနာ”တိ အာဒိ ဟူသော မုလပဏ္ဏာသ မဟာ- သစ္စကသုတ် ဋီကာ (နှာ-၂၁၄)။
“မရိသု သဟနေ စ။ စ-ကာရော သေစနာပေက္ခကော။ မရိသ တိတိက္ခာယံ” ဟူသော သဒ္ဓနီတိ ဓာတုမာလာ (နှာ-၁၇၄၊ ၂၄၇)တို့ကိုမှီ၍ မှတ်ရာ၏။

နေ့စဉ်သာလျှင် မေတ္တာရေချမ်း နေ့စဉ်ဖျန်းလျက် သွန်းလောင်းအပ်သော
 နတ်အများတို့။ အယ် ဘဂဝါ၊ သည်။ မဂဓေသု၊ ကုန်သော။ (ဇနပဒေသု၊
 တို့၌။) ရာဇဂဟဿ၊ ၏။ ပါစိနတော၊ ၌။ အမ္မသဏ္ဍာ နာမ၊ ကုန်သော။
 ဗြာဟ္မဏဂါမော၊ သည်။ (အတ္ထိ၊ ၏။) တဿ ဗြာဟ္မဏဂါမဿ၊ ၏။ ဥတ္တရ-
 တော၊ ၌။ ဝေဒိယကော၊ သော။ ပဗ္ဗတေ၊ ၌။ ဣန္ဒသာလဂုဟာယံ၊ ၌။ ဝိဟ-
 ရတိ၊ ၏။ မာရိသာ၊ တို့။ မယ်၊ အကျွန်ုပ်တို့သည်။ အရဟန္တံ၊ သော။ သမ္မာ-
 သမ္ဗုဒ္ဓံ၊ သော။ တံ ဘဂဝန္တံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမေ-
 ယျာမ၊ ချဉ်းကပ်ရပါကုန်မူကား။ ယဒိ ပန၊ ကောင်းလေစွ။ ဝါ၊ ကောင်းလေ
 ရာ၏။

တနည်း။ မာရိသာ၊ တို့။ ယဒိ ပန၊ အကယ်၍။ မယ်၊ တို့သည်။
 အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ တံ ဘဂဝန္တံ၊ သို့။ ဝါ၊ ကို။ ဒဿ-
 နာယ၊ ငှါ။ ဥပသင်္ကမေယျာမ၊ ကုန်မူကား။ (သာဓု၊ ကောင်းသည်။ အဿ
 ဝတ၊ ဖြစ်ရလေစွတကား။ ဝါ၊ ဖြစ်ရလေစွ ဪဩ။)

တနည်း။ မာရိသာ၊ တို့။ မယ်၊ တို့သည်။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊
 သော။ တံ ဘဂဝန္တံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ ယဒိ ပန ဥပသင်္ကမေယျာမ၊
 အကယ်၍ ချဉ်းကပ်ကြကုန်ငြားအံ့။ (ဝေံ ဥပသင်္ကမန္တေသု၊ ဤသို့ ချဉ်းကပ်
 ကြကုန်သည်ရှိသော်။ သာဓု၊ သည်။ အဿ ဝတ၊ တကား။ ဝါ၊ ဪဩ။) ”ဣတိ၊
 သို့။ အာမန္တေသိ၊ ပြီ။ (ဝေံ၊ သို့။ ဝုတ္တေ၊ သော်။) တာဝတိံ သာ၊ ကုန်သော။
 ဒေဝါ၊ တို့သည်။ “ဝေံ၊ ဤသို့ အမိန့်အတိုင်း ကောင်းလှပါ၏။ တဝ၊ အရှင်
 သိကြားမင်း၏။ ဝစနံ၊ စကားသည်။ (ထည့်စပ်သည်။) ဘဒ္ဒံ၊ ကောင်းသည်။
 (ဟောတု၊ ဖြစ်ပါစေ။)”ဣတိ ခေါ၊ ဤသို့သာလျှင်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊
 သော။ သက္ကဿ၊ သိကြား၏စကားကို။ ပစ္စသောသံ၊ ရှေးရှု နားထောင်ကြ
 ကုန်ပြီ။ ဝါ၊ ဝန်ခံကြကုန်ပြီ။

၃၄၅။ အထ တသ္မိံ ကာလေ၊ တာဝတိံ သာနတ်တို့က ဝန်ခံကြရာ ထိုအခါ
 ၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ပဉ္စသိခံ၊ ပဉ္စသိခ
 အမည်ရှိသော။ ဝါ၊ ဦးစွန်းငါးခုရှိသည်၏အဖြစ်ကြောင့် ပဉ္စသိခအမည်ရှိသော။
 ဂန္ဓဗ္ဗဒေဝပုတ္တံ၊ ဂန္ဓဗ္ဗနတ်သားကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊
 နည်း?။ “တာတ ပဉ္စသိခ၊ အမောင်ပဉ္စသိခ။ အယ် ဘဂဝါ၊ သည်။ မဂဓေသု၊
 ကုန်သော။ ဇနပဒေ၊ ၌။ ရာဇဂဟဿ၊ ၏။ ပါစိနတော၊ ၌။ အမ္မသဏ္ဍာ
 နာမ၊ ကုန်သော။ ဗြာဟ္မဏဂါမော၊ သည်။ (အတ္ထိ၊ ၏။) တဿ ဗြာဟ္မဏ-
 ဂါမဿ၊ ၏။ ဥတ္တရတော၊ ၌။ ဝေဒိယကော၊ သော။ ပဗ္ဗတေ၊ ၌။ ဣန္ဒသာလ-
 ဂုဟာယံ၊ ၌။ ဝိဟရတိ၊ ခဲ့၏။ တာတ ပဉ္စသိခ၊ ခ။ မယ်၊ တို့သည်။ အရဟန္တံ၊

သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ တံ ဘဂဝန္တံ၊ သို့။ ဝါ၊ ကိ။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမေယျာမ၊ ပါကုန်မကား။ ယဒိ ပန၊ စ္စ”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဝေံ၊ သို့။ ဝုတ္တော၊ သော်။) ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တော၊ သည်။ “ဝေံ၊ ပါ၏။ တဝ၊ ၏။ (ဝစနံ၊ သည်။) ဘဒ္ဒံ၊ သည်။ (ဟောတု၊ စေတော။)” ဣတိ ခေါ၊ သို့သာလျှင်။ ဒေဝါနံ၊ တို့၏။ ဣန္ဒြိယ၊ သော။ သက္ကဿ၊ ၏။ (ဝစနံ၊ ကိ။) ပဋိသုတာ၊ ပြီး၍။ ဗေလဝပဏ္ဍဝီဏံ၊ ဥသျှစ်သီးမှည့်ကဲ့သို့ ဖြော့တော့သော အဆင်းရှိသော သုံးဂါဝုတ်ရှိသော စောင်းကို။ အာဒါယ၊ ယူ၍။ ဒေဝါနံ၊ တို့၏။ ဣန္ဒြိယ၊ သော။ သက္ကဿ၊ ၏။ အနုစရိယံ၊ တကွ သွားတော် သွားဘက်၏ အဖြစ်သို့။ ဝါ၊ နောက်လိုက်၏အဖြစ်သို့။ ဥပါဂမိ၊ ချဉ်းကပ်ပြီ။

၃၄၆။ အထ ပစ္စာ၊ တိုင်ပင်နိုးနှော ပြောဆိုကြပြီးရာကာလမှ နောက်၌။ ဒေဝါနံ၊ တို့၏။ ဣန္ဒြော၊ သော။ သက္ကော၊ သည်။ တာဝတိံသေဟိ၊ ကုန်သော။ ဒေဝေဟိ၊ တို့သည်။ ပရိဝုတော၊ ခြံရံအပ်သည်။ ပဉ္စသိခေန၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တေန၊ သည်။ ပုရက္ခတော၊ ရှေ့သွားပြုအပ်သည်။ ဝါ၊ ရှေ့၌ ထားအပ်သည်။ (ဟုတု၊ ၍။) သေယျထာပိ နာမ၊ မည်သည်။ ဗလဝါ၊ သော။ ပုရိသော၊ သည်။ သမဉ္ဇိတံ၊ သော။ ဗာဟံ၊ လက်မောင်းကို။ ပသာရေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ပသာရိတံ၊ သော။ ဗာဟံ၊ ကိ။ သမိဉ္ဇေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ဝေမေဝ၊ တူသာလျှင်။ တာဝတိံသေသု၊ ကုန်သော။ ဒေဝေသု၊ တို့၌။ အန္တရဟိတော၊ သည်။ (ဟုတု၊ ၍။) မဂဓေသု၊ ကုန်သော။ (ဇနပဒေသု၊ တို့၌။) ရာဇဂဟဿ၊ ၏။ ပါစိနတော၊ ၌။ အမ္ဗသဏ္ဍာနာမ၊ ကုန်သော။ ဗြာဟ္မဏဂါမော၊ သည်။ (အတ္တိ၊ ၏။) တဿ ဗြာဟ္မဏဂါမဿ၊ ၏။ ဥတ္တရတော၊ ၌။ ဝေဒိယကေ၊ သော။ ပဗ္ဗတေ၊ ၌။ ပစ္စုဋ္ဌာသိ၊ ရှေးရှုတည်ပြီ။

ယေန သမယေန၊ အကြင်အခါ၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြော၊ သော။ သက္ကော၊ သည်။ သပရိသော၊ ပရိသတ်နှင့်တကွ။ ဝေဒိယကေ၊ သော။ ပဗ္ဗတေ၊ ၌။ ပစ္စုဋ္ဌာသိ၊ ပြီ။ [တေန-အတွက် အနိယတ် ထည့်သည်]။ တေန ခေါ ပန သမယေန၊ သိကြား၏ ပရိသတ်နှင့်တကွ ဝေဒိယကတောင်ဝယ် ရှေးရှုတည်ရာ ထိုအခါ၌။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝေန၊ နတ်တို့၏ အာနုဘော်ဖြင့်။ ဝေဒိယကော၊ သော။ ပဗ္ဗတော၊ သည်။ သြဘာသဇာတော၊ ဖြစ်သော အရောင် အလင်းရှိသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ [တံ၊ အနက်မရှိ။] (တထာ၊ တူ။) ဝေဒိယကော၊ သော။ ပဗ္ဗတော၊ သည်။ အတိဣဝ၊ အလွန်အကဲသာလျှင်။ ဝါ၊ လှနေထွက်ရာ ချိန်အခါသို့ လွန်စွာသာလျှင်။ ဝါ၊ တထောင်မက နေနှင့် လတို့ ထွန်းပထွက်ပြုရာ ချိန်အခါသို့ လွန်စွာသာလျှင်။ သြဘာသဇာတော၊

၉

သည်။ ဟောတိ၊ ဧ။ အဗ္ဗသဏ္ဍာ၊ ကုန်သော။ ဗြာဟ္မဏဂါမော စ၊ သည်လည်း။ အတိဣဝ၊ သာလျှင်။ ဩဘာသဇာတော၊ သည်။ ဟောတိ၊ ဧ။

အပိဿု၊ စင်စစ်ကေန အမှန်အားဖြင့်။ ပရိတော၊ ဝေဒိယက တောင်၏ ဝန်းကျင်ပတ်လည် အရပ်တို့၌။ ဌိတေသု၊ တည်ကုန်သော။ (ထည့်သည်)။ ဂါမေ သု၊ ရွာတို့၌။ (ဝသန္တာ၊ နေကြကုန်သော။) မနုဿာ၊ တို့သည်။ ဝေ၊ ဤသို့။ အာဟံသု၊ ကုန်ပြီ။ ကိံ၊ သို့။ အာဟံသု၊ ကုန်သနည်း?။ “အဿု၊ စင်စစ်ကေန အမှန်အားဖြင့်။ အဇ္ဇ၊ ဤနေ့။ ဝါ၊ ယနေ့။ ဝေဒိယကော၊ သော။ ပဗ္ဗတော၊ သည်။ အာဒိတ္တော နာမ၊ ရောင်တဝင်းဝင်း အမှောင်ကင်းအောင် ပြောင်လင်း တောက်ပခဲ့လေစွတကား။ အဿု၊ အားဖြင့်။ အဇ္ဇ၊ နေ့။ ဝေဒိယကော၊ သော။ ပဗ္ဗတော၊ သည်။ ဈာယတိ နာမ၊ ရောင်တလျှပ်လျှပ် အမှောင်ပြတ်အောင် လောင်တတ်ခဲ့လေစွတကား။ အဿု၊ အားဖြင့်။ အဇ္ဇ၊ နေ့။ ဝေဒိယကော၊ သော။ ပဗ္ဗတော၊ သည်။ ဇလတိ နာမ၊ အမှောင်ကင်းပျောက် အလင်းရောက် လျက် ဝင်းတောက်ခဲ့လေစွတကား။ (ဧတံ ကာရဏံ၊ ဤအကြောင်းသည်။) ကိံ သု နာမ၊ အဘယ်မည်သော အကြောင်းတို့နည်း။ အဇ္ဇ၊ နေ့။ ဝေဒိယကော၊ သော။ ပဗ္ဗတော၊ သည်။ အတိဣဝ၊ သာလျှင်။ ဩဘာသဇာတော၊ ဖြစ်သော အရောင်အလင်းရှိ၏။ အဗ္ဗသဏ္ဍာ၊ ကုန်သော။ ဗြာဟ္မဏဂါမော စ၊ သည်လည်း။ အတိဣဝ၊ လျှင်။ ဩဘာသဇာတော၊ ခဲ့၏။ ဣတိ ဝေ၊ သို့။ အာဟံသု၊ ကုန်ပြီ။ ဣတိ၊ သို့။ ဝတ္တာ၊ ကုန်ပြီး၍။ [ပုဒ်ပြင်ဝါကျဆက်ပေးသည်။] သံဝိဂ္ဂံ၊ ထိတ်လန့်ကြကုန်သည်။ လောမဟဋ္ဌဇာတာ၊ ဖြစ်သော အမွှေးတို့၏ ရှင်ခြင်း ရှိကုန်သည်။ ဝါ၊ ဖြစ်သော ကြက်သီးမွှေးညှင်းထခြင်းရှိကုန်သည်။ အဟေသု၊ ဖြစ်ကုန်ပြီ။

၃၄၇။ အထ ပစ္စာ၊ ဝေဒိယကတောင်ဝယ် တည်ပြီးရာကာလမှ နောက်၌။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ပဉ္စသိခံ၊ သော။ ဂန္ဓဗ္ဗ- ဒေဝပုတ္တံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “တာတ ပဉ္စသိခ၊ အမောင်ပဉ္စသိခ။ မာဒိသေန၊ ငါကဲ့သို့ ရှုအပ်သောသဘောရှိသော ပုဂ္ဂိုလ်သည်။ တထာဂတာ၊ မြတ်စွာဘုရားတို့သို့။ ဒုရူပသင်္ကမာ ခေါ၊ ဆင်းရဲ သဖြင့် ချဉ်းကပ်အပ်ကုန်သည်သာ။ ဝါ၊ ချဉ်းကပ်ခြင်းငှါ ခဲယဉ်းကုန်သည်သာ။ ဝါ၊ ချဉ်းကပ်နိုင်ခဲ့ကုန်သည်သာ။ (ကသ္မာ၊ ကြောင့်။ မာဒိသေန၊ သည်။ တထာဂတာ၊ တို့သို့။ ဒုရူပသင်္ကမာ၊ ကုန်သနည်း?။ ယသ္မာ၊ ကြောင့်။) တထာဂတာ၊ တို့သည်။ ဈာယံ၊ လက္ခဏပနိဇ္ဈာန်၊ အာရမ္မဏပနိဇ္ဈာန်ဖြင့် ကပ်၍ရှုခြင်းအလေ့ရှိတော်မူကြကုန်၏။ ဝါ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်းဟူသော လက္ခဏာရေးသုံးပါးကို ကပ်၍ရှုတတ်သော ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ နိဗ္ဗာန်

၏ တထလက္ခဏာကို ကပ်၍ ရှုတတ်သော ဖိလ်ဉာဏ်၊ ကသိုဏ်း အစရှိသော အာရုံကို ကပ်၍ ရှုတတ်သော ရှစ်ပါးသော သမာပတ်ဖြင့် ကပ်၍ ရှုခြင်းအလေ့ရှိတော်မူကြ ကုန်၏။ စျာနရတာ၊ လက္ခဏပနိဇ္ဈာန် အာရမ္မဏပနိဇ္ဈာန်ဖြင့် ကပ်၍ ရှုခြင်း၌ မွေ့လျော်တော်မူကြကုန်၏။ တဒနန္တရံ၊ ထိုစျာန်ဝင်စားရာကာလ၏ အခြားမဲ့ ဖြစ်သောကာလ၌။ ဝါ၊ ယခုအခါ၌။ ပဋိသလ္လိနာ၊ အာရုံများစွာ ဖဲကြည့်ခွါ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စုံလမ်းငြိမ့်ကပ်တော်မူကြကုန်၏။ (တသ္မာ၊ ကြောင့်။ မာဒိသေန၊ သည်။ တထာဂတာ၊ တို့သို့။ ဒုရူပသင်္ကမာ ခေါ၊ ကုန်သည်သာ။) တာတ ပဉ္စသိခ၊ ခ။ တံ၊ သည်။ ဘဂဝန္တံ၊ ကို။ ပဌမံ၊ ငါမှ ရှေးဦးစွာ။ ယဒိ ပန ပသာဒေယျာသိ၊ အကယ်၍ ကြည်လင်စေခဲ့ငြားအံ့။ တာတ၊ အမောင် ပဉ္စသိခ။ (ဧဝံ ပသာဒေန္တေ ဤသို့ ကြည်လင်စေခဲ့သည်ရှိသော်။) တယာ၊ သည်။ ပဌမံ၊ ငါ၏ ရှေးဦးစွာ။ ပသာဒိတံ၊ ကြည်လင်စေအပ်ပြီးသော။ အရဟန္တံ၊ သော။ သမ္မာသမ္ဗုဒ္ဓံ၊ သော။ တံ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ဖူးမြင်ရခြင်းငှါ။ မယံ၊ တို့သည်။ ပစ္စာ၊ နောက်၌။ ဥပသင်္ကမေယျာမ၊ ချဉ်းကပ်ကြကုန်ရာပါ၏။ ဝါ၊ ချဉ်းကပ်ကြကုန်လိုပါ၏။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။)

ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တော၊ သည်။ “ဧဝံ ဤသို့ အမိန့် အတိုင်း ကောင်းလှပါ၏။ တဝ၊ ၏။ (ဝစနံ၊ သည်။) ဘဒ္ဒံ၊ သည်။ (ဟောတု၊ ဖြစ်ပါစေ။)” ဣတိ ခေါ၊ သို့သာလျှင်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယ၊ သော။ သက္ကဿ၊ အာ။ ပဋိသုတ္တာ၊ ပြီး၍။ ဗေလုဝပဏ္ဍဝီဏံ၊ ဥသျှစ်သီးမှည့် ကဲ့သို့ ဖြော့တော့သော အဆင်းရှိသော သုံးဂါဝုတ်ရှိသော စောင်းကို။ အာဒါယ၊ ယူ၍။ ယေန ဌာနေန၊ ၌။ ဣန္ဒြိယာလဂုဟာ၊ သည်။ အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ၍။ “တ္ထောဝတာ၊ ဤမျှလောက် အတိုင်းအရှည်ရှိသော အရပ်ဖြင့်။ ဝါ၊ ဤမျှလောက် အတိုင်းအရှည်ရှိသော အရပ်၌ ရပ်တည်သဖြင့်။ ဘဂဝါ၊ သည်။ မေ၊ ငါ၏။ အတိဒူရေ၊ အလွန်ဝေး သောအရပ်၌။ (ဌိတော၊ တည်သည်။) နေဝ ဘဝိဿတိ၊ ဖြစ်တော်မူလိမ့် လတ္တံ့။ အစ္စာသန္တေ၊ အလွန်နည်းသောအရပ်၌။ (ဌိတော၊ သည်။) န ဘဝိဿတိ၊ ဖြစ်တော်မူလိမ့်လတ္တံ့။ မေ၊ ၏။ သဒ္ဓုဉ္စ၊ စောင်းသံ၊ သီချင်းသံကို လည်း။ သောဿတိ၊ ကြားတော်မူရလိမ့်လတ္တံ့။” ဣတိ မနုသိကတွာ၊ ၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ အဋ္ဌာသိ၊ ၏။

ပဉ္စသိခဂီတဂါထာ

၃၄၈။ ဧကမန္တံ၊ အောင်။ ဝါ၊ ၌။ ဌိတော ခေါ၊ သော။ ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တော၊ သည်။ ဗေလုဝပဏ္ဍဝီဏံ၊ ကို။ အဿာဝေသိ စ၊ ကြားလည်း

ကြားစေပြီ။ဝါ၊ တီးလည်းတီးပြီ။ ဗုဒ္ဓပုဂ္ဂိုလ်တို့၊ မြတ်စွာဘုရားနှင့်လည်းစပ်ကုန်
 သော။ ဝါ၊ မြတ်စွာဘုရား၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့နှင့်လည်း စပ်ကုန်
 သော။ ဓမ္မပုဂ္ဂိုလ်တို့၊ တရားတော်နှင့်လည်း စပ်ကုန်သော။ ဝါ၊ တရားတော်၏
 ဂုဏ်တော် ကျေးဇူးတော်နှင့်လည်း စပ်ကုန်သော။ သံဃာပုဂ္ဂိုလ်တို့၊ သံဃာ-
 တော်နှင့်လည်း စပ်ကုန်သော။ ဝါ၊ သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်နှင့်
 လည်း စပ်ကုန်သော။ အရဟန္တာပုဂ္ဂိုလ်တို့၊ ရဟန္တာနှင့်လည်း စပ်ကုန်သော။ ဝါ၊
 ရဟန္တာ၏ ဂုဏ်တော် ကျေးဇူးတော်နှင့်လည်း စပ်ကုန်သော။ ကာမပုဂ္ဂိုလ်တို့၊
 ကာမနှင့်လည်း စပ်ကုန်သော။ ဝါ၊ ကာမ၏ ဂုဏ်ကျေးဇူးနှင့်လည်း စပ်ကုန်သော။
 ဣမာ ဂါထာ၊ ဤဂါထာတို့ကို။ အဘာသိ စ၊ ရွတ်လည်း ရွတ်ဆိုပြီ။ ကံ ၊ သို့။
 အဘာသိ၊ နည်း ?။

“ သူရိယဝတ္ထုသေ၊ နေ၏အသွေး ရွှေရောင်ပြေးလျက်
 ညစ်ကြေးစင်ကြယ် ရှုချင်ဘွယ်အောင် တင့်တယ်သောကိုယ်ရှိ
 သော။ ဘဒ္ဒေ၊ အသစ်အလှ ချစ်မဝသည့် နှမမယ်ဘဒ္ဒါ။
 ကလျာဏီ၊ ခြေ၊ လက် ပျော့ပြောင်းဖော့ဖယောင်းသို့ ကောင်း
 သောကိုယ်အင်္ဂါရှိသော။ (တံ၊ သင် အသစ်အလှ ချစ်မဝသည့်
 နှမမယ်ဘဒ္ဒါသည်။) ယေန တိမ္မရုနာ၊ အကြင် တိမ္မရုအမည်ရှိ
 သော ဂန္ဓဗ္ဗနတ်မင်းကြီးကြောင့်။ ဇာတာ၊ ဖြစ်ရသည်။ အသိ၊
 ဖြစ်ခဲ့ပါ၏။ တေ၊ သင် အသစ်အလှ ချစ်မဝသည့် နှမ မယ်ဘဒ္ဒါ
 ၏။ ပိတရံ၊ အင်္ဂါရင်ခွင် ဖြစ်ကြောင်းယှဉ်၍ ဘခင်ကြီးဖြစ်
 သော။ တံ တိမ္မရုံ၊ ကို။ (အဟံ၊ ဦးစွန်း ငါးဝ ကိုယ်မှာချ၍
 ပဉ္စသီခ နာမသမုတ် အကျွန်ုပ်သည်။ ဝန္ဓေ၊ သင့်ကိုရနိုး ရှုမျှော်
 ကိုးလျက် ရှိခိုးလိုက်ပါ၏။ (တံ၊ သည်။) မမ၊ ၏။ အာနန္ဒဇနနိ၊
 အချစ်အတွက် မပစ်ရက်အောင် နှစ်သက်ခြင်းကို ဖြစ်စေတတ်
 သည်။ အသိ၊ ဖြစ်ခဲ့ပါ၏။

သေဒတံ၊ အပူဘေးတွက် အေးမတက်ဘဲ ချွေးထွက်ကြကုန်
 သော။ (ပုဂ္ဂလနိ၊ ပုဂ္ဂိုလ်တို့သည်။) ဝါတော၊ ညှင်းညှင်းသာသာ
 တိုက်ခပ်လာသော လေပြေလေညှင်းကို။ ကန္တော ဣဝ၊ အပူမြစ်
 လျက် အအေးထွက်အောင် နှစ်သက်အပ်သကဲ့သို့လည်းကောင်း။
 ပိပါသတော၊ ရေသောက်ခြင်းငှါ အလိုရှိသော။ ဝါ၊ ရေသိပ်
 သော။ (ပုဂ္ဂလဿ၊ သည်။) ပါနိယံ၊ အေးမြ ကြည်လင်သော
 သောက်ရေကို။ ကန္တံ ဣဝ၊ အပူမြစ်လျက် အအေးထွက်အောင်
 နှစ်သက်အပ်သကဲ့သို့လည်းကောင်း။ အရဟတံ၊ ကိလေသာဝေး
 ပြီး ရဟန္တာကြီးတို့သည်။ ဓမ္မော၊ မဂ်ဖိုလ်၊ နိဗ္ဗာန် တရားမှန်ဟု

ကိုးတန်သော လောကုတ္တရာတရားတော်ကို။ ပိယော ဣဝ၊ ချစ်
 ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သကဲ့သို့ လည်းကောင်း။ အာတုရ-
 သာ၊ အနာဖြင့်ကျင့်နာသော။ ဝါ၊ အနာရှိသော။ (ပုဂ္ဂလဿ၊
 သည်။) ဘောသဇ္ဇံ၊ အနာပျောက်ကြောင်း ဆေးဝါးကောင်း
 ကို။ ပိယံ ဣဝ၊ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သကဲ့သို့
 လည်းကောင်း။ ဇိသစ္ဆတော၊ ထမင်းစားခြင်းငှါအလိုရှိသော။
 ဝါ၊ ထမင်းသာသော။ (ပုဂ္ဂလဿ၊ သည်။) ဘောဇနံ၊ ဘော
 ဇဉ်ကို။ ပိယံ ဣဝ၊ သို့လည်းကောင်း။ (တထာ၊ ထိုအတူ။)
 အဂီရသိ၊ မျက်စိ၊ နား၊ နှာ ကိုယ်အင်္ဂါ၌ တဖြာဖြာ တလက်
 လက် ရောင်ခြင်းယှက်လျက် ထွက်သောကိုယ်ရောင်ရှိသော။
 (တံ၊ အသစ်အလှ ချစ်မဝသည့် နှမမယ်ဘဒ္ဒါသည်။ ဝါ၊ ကို။)
 မေ၊ ဦးစွန်းငါးဝ ကိုယ်မှာချ၍ ပဉ္စသိခ နာမသမုတ် အကျွန်ုပ်
 သည်။ ပိယာ၊ အပြစ်မမြင် အသစ်ထင်လျက် ချစ်ခင်စုံမက်
 အပ်သည်။ အသိ၊ ဖြစ်ခဲ့ပါ၏။

ဘဒ္ဒေ၊ အသစ်အလှ ချစ်မဝသည့် နှမမယ်ဘဒ္ဒါ။ (ကောစိ၊
 တစုံတယောက်သော။ ပုရိသော၊ သည်။) ဇလန္တံ၊ သစ်ပင်၊
 တော၊ တောင် ကုန်အောင်လောင်လျက် တပြောင်ပြောင်
 တဝင်းဝင်း အမှောင်ကင်းအောင် ထွန်းလင်းတောက်ပသော။
 ဇာတဝေဒံ၊ မီးကို။ (ထည့်သည်။ ဝါရိနာ၊ ရေဖြင့်။
 (နိဗ္ဗာပေယျ) ဣဝ၊ ငြိမ်းအေးစေရာသကဲ့သို့။ (တထာ၊ တူ။
 တံ၊ အသစ်အလှ ချစ်မဝသည့် နှမမယ်ဘဒ္ဒါသည်။) မံ၊ ဦးစွန်း
 ငါးဝ ကိုယ်မှာချ၍ ပဉ္စသိခ နာမသမုတ် အကျွန်ုပ်ကို။ ပရိ-
 နိဗ္ဗာပယ၊ ရာဂလောင်မီး အပူမီးကို အပြီးကင်းဝေး အေးကြီး
 အေးအောင် ငြိမ်းအေးစေပါလော့။

☞ သမ္မာဘိတက္ကော၊ အပူသည် နှိပ်စက်အပ်သော။ နာဂေါ၊
 နာင်သည်။ သီတောဒကံ၊ အပူရည်ကြည် မြူအနည်စင်လျက်
 ကြည်လင်အေးမြသော ရေရှိသော။ ကိဉ္ဇက္ခရေဏုနာ၊ ပဒုမ္မာ
 ကြာဝတ်ဆံ၊ ကြာဝတ်မုံနှင့်။ ယုတ္တံ၊ တကြိုင်ကြိုင်မွှေး တလှိုင်
 လှိုင် အေးအေးလျက် တရေးရေးယှဉ်သော။ ပေါက္ခရဏံ၊
 လေးထောင့်ကန်သို့။ သြဂါဟေ ဣဝ၊ သက်ဝင် သောက်၊ ချိုး
 ချမ်းသာမျိုးကို အတိုးချကာ ခံစားရာသကဲ့သို့။ (တထာ၊ ထို
 အတူ။ အဟံ၊ ဦးစွန်းငါးဝ ကိုယ်မှာချ၍ ပဉ္စသိခ နာမသမုတ်

အကျွန်ုပ်သည်။ ကဒါ၊ အဘယ် နေ့ကောင်း ရက်သာ ဘယ် အချိန်အခါ၌။) တေ၊ အသစ်အလှ ချစ်မဝသည့် နှမမယ်တစ္ဆါ ၏။ ထန္တဒရံ၊ စုစုမိ နှစ်လှိုစလိ အိအိစက်စက် သားစွန်းထွက် လျက် နှစ်သက်အများ သားမြတ်ကြားနှင့် ရင်သားအရပ်သို့။ သြဂါဟေ၊ သက်ဝင်၊ ပွေ၊ ပိုက် အတွေ့ဆိုင်လျက် နှစ်ခြိုက် လောက်စွာ အခွင့်သာအောင် ရရာပါအံ့နည်း။

အစ္စကုသောဝ၊ လွန်ပြီးသော ချွန်းရှိသည်သာလျှင်ဖြစ် သော။ နာဂေါ၊ သည်။ “မေ၊ ငါသည်။ တုတ္တတောမရံ၊ နားရင်းထိုးအုပ် သံချွန်တုတ်နှင့် စတုတ်ခြေ၊ လက် နာနာနှက် သည့် ထက်သောအဖျားရှိသော လှံကို။ ဝါ၊ နားအံ့အတွင်း ထိုးခရင်းနှင့် ခြေရင်း၊ လက်ကြား ထိုးဘို့ထားသည့် အဖျား ရှူးရှူး မှိန်းအထူးကို။ ဇိတံ၊ အောင်အပ်ပေပြီ”။ (ဣတိ၊ ဤသို့။ မဒဒဗ္ဗေန၊ မာန်ရစ်ခက်ထန် ထောင်လွှားမာန်ဖြင့်။ ကိဉ္ဇိ၊ တစ်တခုသော။) ကာရဏံ၊ အတင်းကြိတ်လျက် ငြိစိတ်မကွက်ဘဲ နှိပ်စက်ခြင်းကို။ ဝါ၊ အကောင်း၊ အဆိုး အကြောင်းအမျိုးမျိုးကို။ နပ္ပဇာနာမိ ဣဝ၊ အပြားအားဖြင့် မသိနိုင်သကဲ့သို့။ (တထာ၊ တူ။ အဟံ၊ သည်။) လက္ခဏရူပာ၊ တင့်တယ်ဖွယ်ရာ လက္ခဏာနှင့်ကောင်းစွာစုပုံ ပေါင်အစုံရှိသော။ (တယိ၊ နှမမယ်တစ္ဆါ၌။) သမ္မတ္တော၊ အလွန်အကြူး သည်းခြေ ရှူးသို့ မေ့မူးချွတ်ယွင်း သတိကင်းလျက်။ (ကိဉ္ဇိ၊ သော။) ကာရဏံ၊ အကောင်းအဆိုး အကြောင်းအမျိုးမျိုးကို။ ဝါ၊ ရာဂကင်းကြောင်း ကောင်းမြတ်သော အကြောင်းထူးကို။ နပ္ပဇာနာမိ၊ အပြားအားဖြင့် မသိနိုင်တော့ပါ။

တနည်း။ အစ္စကုသောဝ၊ သော။ နာဂေါ၊ သည်။ (ကိဉ္ဇိ၊ သော။) ကာရဏံ၊ ကို။ နပ္ပဇာနာမိ ဣဝ၊ သို့။ (တထာ၊ တူ။ အဟံ၊ သည်။) လက္ခဏရူပာ၊ သော။ (တယိ၊ ၌။) သမ္မတ္တော၊ လျက်။ (ကိဉ္ဇိ၊ သော။) ကာရဏံ၊ ကို။ နပ္ပဇာနာမိ၊ နိုင်တော့ပါ။ (ကသ္မာ၊ ကြောင့်။) အစ္စကုသောဝ၊ သော။ နာဂေါ၊ သည်။ ကိဉ္ဇိ၊ သော။ ကာရဏံ၊ ကို။ နပ္ပဇာနာမိ ဣဝ၊ သို့။ တထာ၊ တူ။ အဟံ၊ သည်။ လက္ခဏရူပာ၊ သော။ တယိ၊ ၌။ သမ္မတ္တော၊ လျက်။ ကိဉ္ဇိ၊ သော။ ကာရဏံ၊ ကို။ နပ္ပဇာနာမိ၊ နိုင်သနည်း။ (ယသ္မာ၊ ကြောင့်။ အစ္စကုသေန၊ ချွန်းကို လွန်သော။ နာဂေန၊ သည်။) တုတ္တတောမရံ၊ ကို။ ဇိတံ ဣဝ၊

အောင်အပ်သကဲ့သို့။ (တထာ၊ တူ။) မေ၊ သည်။ တုတ္တတောမရံ။
 ခက်ရင်းလုံအလား ဆုံးမထားသည့် စကားအမျိုးမျိုးကို။
 ဇိတ်၊ အောင်အပ်ပြီ။ (တထာ၊ ကြောင့်။) အစွကဲ့သောဝ၊
 သော။ နာဂေါ၊ သည်။ ကိဉ္ဇိ၊ သော။ ကာရဏံ၊ ကို။ နပုဇာ-
 နာတိ ဣဝ၊ သို့။ ထထာ၊ တူ။ အဟံ၊ သည်။ လက္ခဏရူပာ၊
 သော။ တယံ၊ ဉ္ဇိ။ သမ္မတ္တော၊ လျက်။ ကိဉ္ဇိ၊ သော။ ကာရဏံ၊
 ကို။ နပုဇာနာမိ၊ နိုင်တော့ပါ။

အဟံ၊ ချစ်ရေးခင်ရေး အစဉ်အေးအောင် ခင်လေး
 အောက်လျှိုး အပေါက်မျိုးဖြင့် နောက်ပိုးကောင်းရာ အကြောင်း
 ရှာသည့် စောင်းဆရာ အကျွန်ုပ်ခမျာသည်။ တယံ၊ သင်နှမ
 မယ်ဘဒ္ဒါဉ္ဇိ။ ဂေဓိတစိတ္တော၊ နှမနှောင်တွင်း ထောင်အကျဉ်းမှ
 ရှောင်ကွင်းမရ မှောင်တွင်းကျအောင် ပြင်းပြလှစွာ ဖွဲ့ချည်အပ်
 သော စိတ်ရှိသည်။ ဝါ၊ မရွံ့ မဖည် အတဲတည်အောင် ဖွဲ့ချည်
 အပ်သော စိတ်ရှိသည်။ ဝါ၊ ခန္ဓာပြတ်လျက် မစပ်ဆက်အောင်
 တပ်မက်မောသော စိတ်ရှိသည်။ အသ္မိ၊ ဖြစ်ခဲ့ပါ၏။ (မေ၊
 ၏။) စိတ္တံ၊ စိတ်သည်။ ဝိပရိဏာမိတံ၊ ရာဂမှောက်လှန် အကောက်
 သန်လျက် ဖောက်ပြန်ခဲ့ပါပြီ။ ဝါ၊ ပကတိစင်ကြယ် ကုသိုလ်
 နယ်ကို စွန့်ပယ်၍ တည်ခဲ့ပါပြီ။ ဝက်ဃသ္မော၊ အပြစ်မထင်
 သားတစ်မြင်၍ ချစ်ခင်စားလို့ အမှားပိုအောင် ဝါးမျိုးအပ်သော
 ငါးမျှားချိပ်ရှိသော။ အဗ္ဗုဇော၊ တရားမဝင် အမှားမြင်သည့်
 ငါးရှင်သတ္တဝါသည်။ ပဋိဂန္တု၊ ငါးမျှားချိပ်မှတဖန် ဖဲသွားပြန်
 ခြင်းငှါ။ န သက္ကောတိ ဣဝ၊ မစွမ်းနိုင်သကဲ့သို့။ (တထာ၊
 တူ။ အဟမ္မိ၊ ချစ်ရေးခင်ရေး အစဉ်အေးအောင် ခင်လေး
 အောက်လျှိုး အပေါက်မျိုးဖြင့် နောက်ပိုးကောင်းရာ
 အကြောင်းရှာသည် စောင်းဆရာ အကျွန်ုပ်ခမျာသည်လည်း။) ပဋိဂန္တု၊
 နှမရှေ့မှောက် အတွေ့ရောက်က ကွေ့ကောက်တဖန်
 ဖဲသွားပြန်ခြင်းငှါ။ န သက္ကောမိ၊ မစွမ်းနိုင်တော့ပါ။

ဝါမုရု၊ မနောခလေ့ သဘောတွေ့လျက် ချောမွေ့နုနယ်
 ရှုစတုယ်အောင် တင့်တယ်ရောင်ဟုန် အမှောင်ကုန်သည့် ပေါင်
 အစုံရှိသော။ ဝါ၊ ရွှေငှက်ပျောတုံးသဖွယ် အဖျားသွယ်လျက်
 တင့်တယ်ရောင်ဟုန် အမှောင်ကုန်သည့် ပေါင်အစုံရှိသော။
 ဘဒ္ဒေ၊ မျက်စောင်းတသသ အကြောင်းလှသည့် အကောင်းမ
 မယ်ဘဒ္ဒါ။ (တံ၊ သင်နှမ မယ်ဘဒ္ဒါသည်။) မံ၊ ကို။ သဇ၊

ချစ်ရေး၊ ကြိုက်ရေး အမိုက်အေးအောင် ပိုက်ထွေးကြည်သက်
 အတည်ဆက်လျက် လည်ဖက်စမ်းပါလော့။ မန္တလောစနေ၊
 မိန်းမမေ့တာ စဉ်အလာဖြင့် ယဉ်စွာနှေးနှေး မျက်နှာချိုပေး
 လျက် အေးအေးကြည့်တတ်သော နှမ မယ်ဘဒ္ဒါ။ (တံ၊ သည်။)
 မံ၊ ကို။ သဇ၊ ချစ်ရေး၊ ကြိုက်ရေး အမိုက်အေးအောင် ပိုက်
 ထွေးကြည်သက် အတည်ဆက်လျက် လည်ဖက်စမ်းပါလော့။
 ကလျာဏံ၊ မျက်စောင်းတသသ အကြောင်းလှသည့်အကောင်း
 မ-မယ်ဘဒ္ဒါ။ (တံ၊ သည်။) မံ၊ ကို။ ပလိဿဇ၊ မျက်နှာချိုပြုံး
 နဂိုရ်နှုန်းဖြင့် ကိုယ်လုံးကြည်သက် အတည်ဆက်လျက် လည်ဖက်
 စမ်းပါလော့။ ဧတံ ပလိဿဇံ၊ ဤ မျက်နှာချိုပြုံး နဂိုရ်နှုန်းဖြင့်
 ကိုယ်လုံးကြည်သက် အတည်ဆက်လျက် လည်ဖက်ခြင်းကို။
 မေ၊ သည်။ အဘိပတ္တိတံ၊ နေ့ဘဲ၊ ညဉ့်ဘဲ ချိန်မခွဲဘဲ အမြဲ
 တောင့်တ အပ်ပါပြီ။

အရဟန္တေ၊ တဏှာမသမ်းလာ စခမ်းသာသည့် ရဟန္တာ
 အရှင်မြတ်၌။ ဒက္ခိဏာ၊ သဒ္ဓါဖွေးဖြူ ချေးမထူဘဲ ပေးလှူ
 ကြောင်းဖြစ်သော စေတနာသည်။ အပ္ပကာ၊ မပြောလောက်
 ဖွယ် မကြီးကျယ်ဘဲ အနည်းငယ်မျှသည်။ သန္တာ၊ တရံတဆစ်
 ဖြစ်လင့်ကစား။ (ပိ-ကျေပေးသည်။) အနေကဘာဝါ၊ တရား
 သဘော ထင်ရှားစေလျက် များသော သဘောရှိသည်။
 သမုပ္ပဇ္ဇေယျ ဣဝ၊ ဖြစ်ရာသကဲ့သို့။ (တထာ၊ တူ။) မေ၊ ချစ်ရေး
 ခင်ရေး အစဉ်အေးအောင် ခင်လေးအောက်လျှိုး အပေါက်
 မျိုးဖြင့် နောက်ပိုးကောင်းရာ အကြောင်းရှာသည့် စောင်းဆရာ
 အကျွန်ုပ်ခမျာ၏။ ကာမေ၊ ကာမဂုဏ်ငါး အာရုံများကို
 လိုလားနှစ်သက်တတ်သော တဏှာသည်။ အပ္ပကော၊ မပြော
 လောက်ဖွယ် ပင်ကိုယ်မကြီးကျယ်ဘဲ အနည်းငယ်မျှသည်။
 သန္တော၊ တရံတဆစ် ဖြစ်လင့်ကစား။ ဝေလ္လိဘကေသိယာ၊
 နောက်မှာဖြန့်ထား မတန်နားဘဲ ခုံငြားဂုဏ်သိရိ အဟုန်ရှိန်ဖြင့်
 လိမ်ကာ တွန့်ကာ မြေပမာသို့ သွားလာတတ်သော ဆံရိုသော
 နှမ မယ်ဘဒ္ဒါ၌။ ဝါ၊ ကြောင့်။ အနေကဘာဝေါ၊ မယား
 သဘော အမှားပေါ်၍ များသော သဘောရှိသည်။ သမုပ္ပါဒိ
 ဝတ၊ စံနစ်ကျကျ ချစ်မဝအောင် ဖြစ်ရခဲပြီတကား။

မေ၊ ချစ်ရေးခင်ရေး အစဉ်အေးအောင် ခင်လေးအောက်
 လျှိုး အပေါက်မျိုးဖြင့် နောက်ပိုးကောင်းရာ အကြောင်းရှာ

သည့် စောင်းဆရာ အကျွန်ုပ်ခမျာအား။ ဝါ၊ သည်။ တာဒိသု၊
 တာဒိဂုဏ်နှင့်ပြည့်စုံတော်မူကြကုန်သော။ ဝါ၊ လာဘာလာဘ
 စသည်အပြား အာရုံများကြောင့် လှုပ်ရှားမယိုင် ကျောက်
 မဏ္ဍိုင်သို့ ကြံ့ခိုင်တည်မတ်သည်ဖြစ်၍ ထိုကဲ့သို့ ရှုအပ်သော
 သဘော ရှိတော်မူကြကုန်သော။ အရဟန္တေသု၊ တဏှာ
 မသမ်းလာ စခမ်းသာသည့် ရဟန္တာအရှင်မြတ်တို့၌။ ကတံ၊
 စေတနာမဟတ် သဒ္ဓါအစလဓာတ်ဖြင့် ပြုအပ်ပြီးသော။
 ယံ ပုညံ၊ အကြင် ဒါန၊ သီလ စသည်အပြား ကောင်းမှုများ
 သည်။ အတ္ထိ၊ ထင်ရှားမသွေ ရှိခဲ့ပေ၏။ သဗ္ဗင်္ဂကလျာဏံ၊ စုပုံ
 ပေါင်းလတ် ကြောင်းမဟတ်ကြောင့် ကောင်းမြတ်သော အလုံး
 စုံသော ကိုယ်အင်္ဂါရှိသော နှမ မယ်ဘဒ္ဒါ။ မေ၊ ၏။ တံ ပုညံ၊
 သည်။ တယာ၊ ချစ်စရာရုပ်သွင် အဟုတ်ထင်၍ ကျွန်ုပ်ခင်မင်
 အပ်သော နှမ မယ်ဘဒ္ဒါနှင့်။ သဒ္ဓိံ၊ တကွ။ ဝိပစ္စတံ၊ ချစ်လား၊
 ခင်လား အစဉ်ငြားလျက် လင်မယားစိုးရေး တမျိုးအေး
 အောင် အကျိုးပေးပါစေသတည်း။ ဝါ၊ အကျိုးပေးပါစေ
 သား။ ဝါ၊ အကျိုးပေးပါစေသော်။ ဝါ၊ အကျိုးပေးစေချင်
 ပါ၏။ ဝါ၊ အကျိုးပေးပါစေခလို။ မေ၊ အား။ ဝါ၊ သည်။
 အသ္မိံ၊ ပထဝီမဏ္ဍလော၊ ဇမ္ဗူသောင်းခွင် ဤမြေအပြင်၌။ ကတံ၊
 သော။ ယံ ပုညံ၊ သည်။ အတ္ထိ၊ ၏။ သဗ္ဗင်္ဂကလျာဏံ၊ မယ်
 ဘဒ္ဒါ။ မေ၊ ၏။ တံ ပုညံ၊ သည်။ တယာ၊ နှင့်။ သဒ္ဓိံ၊ ကွ။
 ဝိပစ္စတံ၊ ပါစေသတည်း။

သကျပုတ္တော၊ အမျိုးသားကီဝင် ကပိလဝတ်ပြည်ကြီး၏
 အရှင် ဘုရင်သုဒ္ဓေါဒနမင်းမြတ်၏ သားတော်ဖြစ်သော။ ဈာ-
 နေန၊ ဈာန်ဖြင့်။ ဧကောဒိ၊ မြတ်သည်ဖြစ်၍ ဖြစ်တော်မူသော။
 ဝါ၊ အဖော်မမှီး ကိုယ်တော်တပါးတည်း ဖြစ်၍ဖြစ်တော်မူသော။
 ဝါ၊ တည်ကြည်ငြိမ်သက် မလှုပ်ယှက်ဘဲ ထက်မြက်သောသမာဓိ
 ရှိတော်မူသော။ နိပကော၊ ကိလေသာဘုတ်သိုက် အယုတ်
 တိုက်ကို အကြွင်းမဲ့ဖျတ်မြှိုက်တတ်သော ပညာရှိတော်မူသော။
 သဘော၊ မဘောက်လေ့ ကောက်မကွေ့ဘဲ အောက်မေ့တတ်
 သော သတိရှိတော်မူသော။ မုနိ၊ ကြောင်းကျိုးနှစ်တန် လမ်း
 အမှန်ကို ကေန်သိတော်မူတတ်သော မြတ်စွာဘုရားသည်။
 အမတံ၊ အိန္ဒြာ၊ သေရေး ဒုက္ခဘေးတို့ ကင်းဝေးကေန် ချုပ်ရာ
 မှန်သည့် နိဗ္ဗာန်ဘုံရပ် အမြို့ဓာတ်ကို။ ဇိဂိသာနော၊ သင်္ချေ

လေးထပ် ကပ်တသိန်းတိုင် မယိမ်းယိုင်ဘဲ ကြံ့ခိုင်ကြာပြီး ကပ္ပိ
 ကြီး၌ ရှာမှီးတော် မူတတ်သည်။ ဟောတိ ဣဝ၊ ဖြစ်တော်မူ
 သကဲ့သို့။ တနည်း။ ဇိဂီသာနော၊ သင်္ချေလေးထပ် ကပ်တ
 သိန်းတိုင် မယိမ်းယိုင်ဘဲ ကြံ့ခိုင်ကြာပြီး ကပ္ပိကြီး၌ ရှာမှီးတော်
 မူလျက်။ ဝိစရတိ ဣဝ၊ လှည့်လည်တော်မူသကဲ့သို့။ သူရိယဝစ္ဆ-
 သေ၊ နေ၏အသွေး ရွှေရောင်ပြေးလျက် ညစ်ကြေးစင်ကြယ်
 ရှုချင်ဘွယ်အောင် တင့်တယ်သောကိုယ်ရှိသော နှမ မယ်ဘဒ္ဒါ။
 (တထာ၊ တူ။) အဟံ၊ ချစ်ရေးခင်ရေး အစဉ်အေးအောင် ခင်
 လေးအောက်လျှိုး အပေါက်မျိုးဖြင့် နောက်ပိုးကောင်းရာ
 အကြောင်းရှာသည့် စောင်းဆရာ အကျွန်ုပ်ခမျာသည်။ တံ၊ ချစ်
 စရာရုပ်သွင် အဟုတ်ထင်၍ ကျွန်ုပ်ခင်မင်အပ်သော နှမ မယ်
 ဘဒ္ဒါကို။ ဇိဂီသာနော၊ မြင့်ရှည်ကြာပြီး အခါကြီးက ရှာမှီးရ
 သည်။ (အမှီ၊ ဖြစ်ခဲ့ပါ၏။) တနည်း။ ဇိဂီသာနော၊ မြင့်
 ရှည်ကြာပြီး အခါကြီးက ရှာမှီးလျက်သာ။ (ဝိစရာမိ၊ မရပ်
 မနား မပြတ်သွားလျက် အအားမတည် လှည့်လည်ခဲ့ရပါ၏။)

မုနိ၊ ကြောင်းကျိုးနှစ်တန် လမ်းအမှန်ကို ကေန်သိတော်
 မူကတ်သော မြတ်စွာဘုရားသည်။ ဥတ္တမံ၊ ဂုဏ်သက္ကတ္တ ဖြစ်
 အရဖြင့် မြတ်လှစွာသော။ ဝါ၊ မောဟ မဲပုတ် သရဲယုတ်ကို
 ဆွဲနှုတ်တတ်သော။ သမ္မောမိံ၊ ဆရာမထား ကိုယ့်ဉာဏ်သွား
 ဖြင့် ပိုင်းခြားထင်ထင် သစ်လေးအင်ကို သိမြင်တတ်သော အရ-
 ဟတ္တမဂ်ဉာဏ်သို့။ ဝါ၊ ဆရာမထား ကိုယ့်ဉာဏ်သွားဖြင့် ပိုင်း
 ခြားအမှန် ဝေယျဓမ္မကို ကေန်သိမြင်တတ်သော သဗ္ဗညုတ
 ဉာဏ်တော်သို့။ ပတော၊ ရောက်တော်မူရ၍။ ဝါ၊ သော်။ ဝါ၊
 ကြောင့်။ နန္ဒေယျ ယထာပိ၊ ပီတိဓာတ်ခိုး မပြတ်တိုးလျက် မြတ်
 နိုးနှစ်သက်တော်မူရာ သကဲ့သို့။ ကလျာဏံ၊ မျက်စောင်းတသသ
 အကြောင်းလှသည့် အကောင်းမ မယ်ဘဒ္ဒါ။ ဧဝံ၊ ဤအတူ။
 (အဟံ၊ သည်။) တယာ၊ ချစ်စရာရုပ်သွင် အဟုတ်ထင်၍ ကျွန်ုပ်
 ခင်မင်အပ်သော သင်နှမ မယ်ဘဒ္ဒါနှင့်။ မိဿိဘာဝံ၊ ရောနှော
 ဆက်ဆံ အသက်နှံလျက် လက္ခမ္ပိန်းလိုက် တက်နိုးဆိုက်အောင်
 သိမ်းပိုက်သည်၏ အဖြစ်သို့။ ဂတော၊ စင်စစ်ကေန် ရောက်သည်
 မှန်သည်။ (သမာနော၊ ဖြစ်ခဲ့သည်ရှိသော်။) နန္ဒေယျံ၊ အချစ်
 အတွက် မပစ်ရက်ဘဲ နှစ်သက်ရာပါ၏။

တာဝတိံ သာနံ၊ သုံးကျိပ်သုံးပါး နတ်သိကြားတို့ ပျော်ပါး
 စံရာ တာဝတိံ သာဉ္စ ဖြစ်ကြကုန်သော နတ်အပေါင်းတို့ကို။
 ဣဿရော၊ အကျိုးလှလှ တန်းခိုးထလျက် အစိုးရသော၊ သက္ကော၊
 စာတုမဟာ ဝတိံ သာနှင့် နှစ်ဖြာစိုးရ တန်းခိုးလှသည့်
 မသတောင်ခြင်း သိကြားမင်းသည်။ မေ၊ အား။ ဝရံ၊ သိကြား
 အရာ မယ်ဘဒ္ဒါနှင့် နှစ်ဖြာစုလတ် ဆုအမြတ်ကို။ စေ ဒဇ္ဇော၊
 အကယ်၍များ ပေးခဲ့ငြားအံ့။ အဟော ဘဒ္ဒေ၊ မျက်စောင်း
 တသသ အကြောင်းလှသည့် အို ... အကောင်းမ မယ်ဘဒ္ဒါ။
 (ဝေံ ဒေန္တေ၊ သော်။) အဟံ၊ သည်။ တံ၊ ချစ်စရာရုပ်သွင်
 အဟုတ်ထင်၍ ကျွန်ုပ်ခင်မင်အပ်သော သင်နုမ မယ်ဘဒ္ဒါကို။
 ဝရေယံ၊ အဆိုနှစ်ပြင် အပိုမမြင်ဘဲ လိုချင်ရာပါ၏။ ဝါ၊ အမှု
 ပါပါ မပူဆာဘဲ ယူရာပါ၏။ မမ၊ ၏။ ကာမော၊ နှမအပျို အလှ
 ပို၍ ရလိုခြင်းသည်။ ဝေံ၊ မချိုမဖောက် သို့ကလောက်သာ။
 ဝါ၊ အတည်ကျရောက် ဤမျှလောက်သာ။ ဒဇ္ဇော၊ မယိမ်း
 မယိုင် ကျောက်မဏ္ဍိုင်သို့ ကြံ့ခိုင်မြဲမြံလှပါ၏။

သုမေခသေ၊ ချစ်ရေးကြိုက်ရေး အလိုက်တေးလျက် ပိုက်
 တေးချိန်ဆ အရှိန်ရအောင် ထိန်ပထွန်းကြောင်း ကောင်း
 သော ပညာရှိသော နှမ မယ်ဘဒ္ဒါ။ ယဿ ပိတုနော၊ အကြင်
 မိမိရင်ခွင် ဖြစ်ကြောင်းယှဉ်၍ ဘခင်ကြီးဖြစ်သော တိဗ္ဗရုနတ်
 မင်းကြီးအား။ တောဒိသိ၊ ဤချစ်စရာရုပ်သွင် အဟုတ်ထင်၍
 ကျွန်ုပ်ခင်မင်အပ်သော သဘောရှိသော။ ပဇော၊ အကြီးကစ
 ချီးပ ရသည့် သမီးအလှသည်။ အာသိ၊ ဖြစ်ခဲ့ပါပြီ။ န စိရံ၊
 အရှည်မကြာ လျင်စွာသာလျင်။ ဖုလ္လံ၊ အင်္ဂုရင့်ပြန် အသင့်နှံ့
 အောင် ပွင့်လတ္တံ့ သော။ သာလံဝ၊ လေးရပ်ဒိသာ ရပ်မျက်နှာ
 သို့ ကောင်းစွာဖြန့်သွင်း ရနံ့သင်းသည့် အင်ကြင်းပင်ကြီးကဲ့သို့
 သော။ တေ၊ ချစ်စရာရုပ်သွင် အဟုတ်ထင်၍ ကျွန်ုပ်ခင်မင်
 အပ်သော သင်နုမ မယ်ဘဒ္ဒါ၏။ တံ ပိတရံ၊ ထိုအင်္ဂါရင်ခွင်
 ဖြစ်ကြောင်းယှဉ်၍ ဘခင်ကြီးဖြစ်သော တိဗ္ဗရုနတ်မင်းကြီးကို။
 ဝန္တမာနော၊ နှမရခိုး ရှုမျှော်ကိုး၍ ရှိခိုးလျက်။ နမဿာမိ၊
 နမော နမော မပြတ်စောလျက် သဘောမြတ်နိုး လက်ကြာ
 မိုး၍ ရှိခိုးလိုက်ရပါတော့သတည်း။ ဣတိ၊ သို့။ အဘာသိ၊ ပြီ။

၃၄၉။ ဝေံ၊ ဤသို့။ ဝုတ္တော၊ ပဉ္စသိခနတ်သားက လျှောက်အပ်သည်
 ရှိသော်။ ဘဂဝါ၊ သည်။ ပဉ္စသိခံ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တံ၊ ကို။ ဇေတံ ဝစနံ၊

ကို။ အဝေါစ၊ မှုပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ပဉ္စသိခ၊ ပဉ္စသိခ။ တေ၊ ၎်။ တန္တိဿရော၊ စောင်းညိုသံသည်။ ဂီတဿရေန၊ သီချင်းသံနှင့်။ သံသန္ဓတိ ခေါ၊ နှီးနှောတိုက်ဆိုင်မိပေသည်သာ။ ဂီတဿရော စ၊ သည်လည်း။ တန္တိဿရေန၊ နှင့်။ သံသန္ဓတိ ခေါ၊ သည်သာ။ ပဉ္စသိခ၊ ခ။ တေ၊ သင်၏။ တန္တိဿရော၊ သည်။ ဂီတဿရံ၊ ကို။ န စ ပန အတိဝတ္တတိ၊ လွန်၍ မဖြစ်သည်သာ။ ဂီတဿရော စ၊ သည်လည်း။ တန္တိဿရံ၊ ကို။ နစ ပန အတိဝတ္တတိ၊ သည်သာ။ ပဉ္စသိခ၊ ခ။ တေ၊ ၎်။ ဝါ၊ သည်။ ဗုဒ္ဓုပသဉ္စိတာ၊ ငါဘုရားနှင့် စပ်ယှဉ်သည်လည်းဖြစ်ကုန်သော။ ဝါ၊ ငါဘုရား၏ ဂုဏ်တော်ကျေးဇူးတော်နှင့် စပ်ယှဉ်သည်လည်းဖြစ်ကုန်သော။ ဓမ္မုပသဉ္စိတာ၊ ကုန်သော။ သံဃူပသဉ္စိတာ၊ ကုန်သော။ အရဟန္တုပသဉ္စိတာ၊ ကုန်သော။ ကာမူပသဉ္စိတာ၊ ကုန်သော။ ဣမာ ဂါထာ၊ ဤဂါထာတို့ကို။ ကဒါ၊ ဘယ်အခါ၌။ သံယုဇ္ဇာ ပန၊ သီကုံးထုံးဖွဲ့အပ်ကုန်သနည်း”။ ဣတိ၊ သို့။ အဝေါစ၊ မှုပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ လျှောက်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ဘုရား။ ဧကံ၊ တပါးသော။ [ဧကံ နောက်ရှိ ဣဓ-အဟံ ကား နိပါတ်မျှသာ။] သယံ၊ အခါ၌။ ဘဂဝါ၊ သည်။ ဥရုဝေလာယံ၊ ဥရုဝေလ အမည်ရှိသောတော၌။ ဝါ၊ ကြီးစွာသော သဲစု၌။ ဝါ၊ ကြီးစွာသော သဲစုရှိရာ ဖြစ်သောတော၌။ နေရဉ္စရာယ၊ နေရဉ္စရာအမည်ရှိသော။ ဝါ၊ မြို့၊ မြို့ကံ၊ မှော်ညှင်း အပြစ်ကင်း၍ သန့်ရှင်းကြည်လင်သော ရေရှိရာ၏ အဖြစ်ကြောင့် နေရဉ္စရာ အမည်ရှိသော။ နုဇ္ဇာ၊ မြစ်၏။ တီရေ၊ ကမ်း၌။ အဇပါလနိဂြောဓေ၊ အဇပါလ ပညောင်ပင်၌။ ဝါ၊ ဆိတ်ကျောင်းသမား ဆိတ်ကျောင်းသားတို့ နားနေရာ၏ အဖြစ်ကြောင့် အဇပါလ အမည်ရှိသော ပညောင်ပင်၌။ အဘိသမ္ဗုဒ္ဓေါ၊ သစ္စာ လေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသည်။ ဟုတု၊ မူ၍။ ပဌမံ၊ အလုံးစုံသောသတ္တဝါတို့၏ ရှေးဦးစွာ။ ဝိဟရတိ၊ မူပါ၏။

ဘန္တေ၊ ဘုရား။ ဧတေန ခေါ ပန သမယေန၊ မြတ်စွာဘုရား၏ အဇပါလပညောင် ပင်ဝယ်နေတော်မူရာ ထိုအခါ၌။ ဘဒ္ဒါ နာမ၊ ဘဒ္ဒါအမည်ရှိသော။ သူရိယဝစ္ဆာသ၊ နေ၏အသွေး ရွှေရောင်ပြေးလျက် ညစ်ကြေးစင်ကြယ် တင့်တယ်သော ကိုယ်ရှိ သည်၏အဖြစ်ကြောင့် သူရိယဝစ္ဆာသ အမည်ရှိသော။ တိမ္မရုနော၊ တိမ္မရု အမည်ရှိသော။ ဂန္ဓဗ္ဗရညော၊ ဂန္ဓဗ္ဗနတ်မင်း၏။ ဓီတာ၊ သမီးသည်။ (အတ္ထိ၊ ရှိပါ၏။) တံ ဓီတရံ၊ ထိုသမီးကို။ အဟံ၊ သည်။ အဘိကခါမိ၊ အလွန်အလှို ရှိပါ၏။ ဘန္တေ၊ ဘုရား။ သာ ဘဂိနိ၊ ထိုနတ်သည်။ ပရကာမိနိ၊ တပါးသော နတ်သားကို အလိုရှိသည်။ ဟောတိ၊ ဖြစ်ခဲ့ပါ၏။ သိခဏ္ဍိ နာမ၊ သိခဏ္ဍိအမည် ရှိသော။ သင်္ဂါဟကဿ၊ လူတို့ကို ချီးမြှောက်ထောက်ပံ့တတ်သော။ မာတလိဿ၊

မာတလိနတ်မင်း၏။ ပုတ္တော၊ သားသည်။ (အတ္ထိ၊ ရှိပါ၏။) တံ ပုတ္တံ၊ ထိုသားကို။ အဘိကခံတံ၊ အလိမ္မိခံပါ၏။ ဘန္တေ၊ ဘုရား။ ယတော၊ အကြင်အခါ၌။ အဟံ၊ သည်။ တံ ဘဂိနိံ၊ ကို။ ကေနစိ၊ တစုံ တခုသော။ ပရိယာယေန၊ ပရိယာယ်အားဖြင့်။ ဝါ၊ အကြောင်းအားဖြင့်။ နာလတ္ထံ၊ မရပါ။ အထ တသ္မိံ၊ ကာလေး၊ သူရိယဝတ္ထသော ဘဒ္ဒါကို မရရာ ထိုအခါ၌။ အဟံ၊ သည်။ ဗေလုဝပဏ္ဍဝီဏံ၊ ဥသျှစ်သီးမှည့်ကဲ့သို့ ဖြော့တော့သော အဆင်းရှိသော သုံးဂါဝုတ်ရှိသော စောင်းကို။ အာဒါယ၊ ရှိ။ ယေန ဌာနေန၊ ၌။ တိမ္မရုနော၊ သော။ ဂန္ဓဗ္ဗရညော၊ ၏။ နိဝေသနံ၊ နေရာဖြစ်သော ဗိမာန်သည်။ အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။ ဥပသကံမိံ၊ ပါ၏။ ဥပသကံမိတော၊ ပြီး၍။ ဗေလုဝပဏ္ဍဝီဏံ၊ ကို။ အဿာဝေသိံ စ၊ နာကြားလည်း နာကြားစေပါပြီ။ ဝါ၊ တီးလည်း တီးပါပြီ။ ဗဒ္ဒုပသဉ္စိတာ၊ ကုန်သော။ ဓမ္မုပသဉ္စိတာ၊ ကုန်သော။ သံသုပသဉ္စိတာ၊ ကုန်သော။ အရဟန္တုပသဉ္စိတာ၊ ကုန်သော။ ကာမူပသဉ္စိတာ၊ ကုန်သော။

“ဝန္တေ တေ ပိတရံ ဘဒ္ဒေ၊ တိမ္မရံ သူရိယဝတ္ထသေ။
 ယေန ဇာတာသိ ကလျာဏိ၊ အာနန္ဒဇနနိ မမ။ပ။
 သာလံဝ န စိရံ ဖုလ္လံ၊ ပိတရံ တေ သုမေဓသေ။
 ဝန္တမာနော နမဿာမိ၊ ယဿာသေတာဒိသိ ပဇာ”တိ။

ဝန္တေ တေ ပိတရံ ဘဒ္ဒေ။ပ။ ယဿာသေတာဒိသိ ပဇာ ဟူကုန်သော။ ဣမာ ဂါထာယော၊ တို့ကို။ အဘာသိံ စ၊ ရွတ်လည်း ရွတ်ဆိုပါပြီ။

ဘန္တေ၊ ဘုရား။ ဇဝံ၊ သို့။ ဝုတ္တော၊ သော်။ သူရိယဝတ္ထသော၊ သော။ ဘဒ္ဒါ၊ သည်။ မံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပါပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “မာရိသ၊ အကျွန်ုပ်အလား ချမ်းသာများလျက် ရှုစားအပ်သောအရှင်။ ဝါ၊ အကောက်မကြံ မဖောက်ပြန်ဘဲ သည်းခံအပ်သော စည်းစိမ်ရှိသောအရှင်။ ဝါ၊ အဆိုးအရွံ့ အကျိုးမဲ့ကို ချိုးဖဲ့လွှမ်းမိုး အကြမ်းတိုးလျက် အစွမ်းကိုးသည့် အရှင်။ မေ၊ အကျွန်ုပ်သည်။ သော ဘဂဝါ၊ ထိုမြတ်စွာဘုရားကို။ သမ္မုခါ၊ မျက်မှောက်၌။ န ခေါ ဒိဇ္ဇော၊ မဖူးမြင်အပ်ဘူးပါသည်သာ။ အပိစ၊ စင်စစ် ကေန အမှန်အားဖြင့်။ မေ၊ သည်။ သော ဘဂဝါ၊ ကို။ တာဝတိံသာနံ၊ တာဝတိံသာဘုံ၌ ဖြစ်ကြကုန်သော။ ဒေဝါနံ၊ တို့၏။ သုဓမ္မာယံ၊ သုဓမ္မာ အမည်ရှိသော။ သဘာယံ၊ သဘင်၌။ ဥပနုစန္ဒိယာ၊ ကပ်၍ကစဉ်။ သုတောယေဝ၊ ကြားရုံသာ ကြားအပ်ဘူးပါသည်သာ။ တနည်း။ သော ဘဂဝါ၊ ကို။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သုဓမ္မာယံ၊ သော။ သဘာယံ၊ ၌။ ဥပနုစန္ဒိယာ၊ သော။ မေ၊ သည်။ သုတောယေဝ၊ သည်သာ။ မာရိသ၊ အရှင်။ ယတော၊ အကြင်ကြောင့်။ တံ၊ သည်။ တံ ဘဂဝန္တံ၊ ကို။

ကိစ္ဆေသိ၊ ချီးမွမ်းခဲ့ပ၏။ (တတော၊ ထိုကြောင့်။) အဇ္ဇ၊ ဤနေ့၌။ ဝါ၊ ယနေ့၌။ နော၊ အကျွန်ုပ်တို့အား။ ဝါ၊ အကျွန်ုပ်တို့၏။ သမာဂမော၊ အကြောင်းအလျော် အကောင်းပေါ်အောင် ပေါင်းဖော်ယှဉ်နှိုင်းခြင်းသည်။ ဟောတု၊ မနောဟဒယ သောမနဖြင့် သဘောကျဖြစ်ပါစေတော့။ ။ ဣတိ၊ သို့။ အဝေါစ၊ ပါပြီ။ ဘန္တေ၊ ဘုရား။ တဿာ ဘဂိနိယာ၊ နှင့်။ သဒ္ဓိံ၊ ကု။ နော၊ တို့၏။ သောယေဝ သမာဂမော၊ သည်သာလျှင်။ အဟောသိ၊ ပါပြီ။ တတော၊ ထိုစောင်းသီချင်းဂါထာတို့ကို ရွတ်ဆိုပြီးရာကာလမှ။ (ပစ္စာ၊ နောက်၌။) ဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ (သမာဂမော၊ သည်။) န စ အဟောသိ၊ မနောဟဒယ သောမနဖြင့် သဘောကျ မဖြစ်ရပါတော့သည်သာ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

သက္ကပုပသကံမ

၃၅၀။ အထ တသ္မိံ ကာလေ၊ မြတ်စွာဘုရားက မိန့်တော်မူရာ ထိုအခါ၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊ သော။ သက္ကဿ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တော၊ သည်။ ဘဂဝတာ၊ နှင့်။ (သဒ္ဓိံ၊ တက္က။) ပဋိသမ္မောဒတိ၊ ဝမ်းမြောက်ခဲ့၏။ ဘဂဝါ စ၊ သည်လည်း။ ပဉ္စသိခေါ၊ သော။ (ဂန္ဓဗ္ဗဒေဝပုတ္တေန၊ နှင့်။ သဒ္ဓိံ၊ တက္က။) ပဋိသမ္မောဒတိ၊ မှုခဲ့၏”။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ အထ ပစ္စာ၊ အကြံဖြစ်ပြီးရာကာလမှ နောက်၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ပဉ္စသိခံ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း။ “တာတ ပဉ္စသိခံ၊ အမောင်ပဉ္စသိခံ၊ တံ၊ သည်။ မေ၊ ၏။ အတ္တာယ၊ အကျိုးငှါ။ (ထည့်သည်။) ဘဂဝန္တံ၊ ကို။ အဘိဝါဒေဟိ၊ ကြီးပွားကြောင်းဖြစ်သောစကားဖြင့် ပြောဆိုစေပါလော့။ ဝါ၊ တောင့်တအပ်သောစကားဖြင့် ပြောဆိုစေပါလော့။ ဝါ၊ ကြီးပွားကြောင်းဖြစ်သောစကားကို ပြောဆိုစေပါလော့။ ဝါ၊ တောင့်တအပ်သောစကားကို ပြောဆိုစေပါလော့။ ဝါ၊ ရှိခိုးပါလော့။ ကိံ ဝစနံ၊ ကို။ ဝတုာ၊ ရှိ။ အဘိဝါဒေဟိ၊ ကြီးပွားကြောင်းဖြစ်သော စကားဖြင့် ပြောဆိုစေရာ သနည်း?။ “ဘန္တေ၊ ရား။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သာမဇ္ဇော၊ အမတ်နှင့်တကွဖြစ်သော။ သပရိဇနော၊ အလုပ်အကျွေး အခြံအရံနှင့်တကွဖြစ်သော။ သက္ကော၊ သည်။ ဘဂဝတော၊ ၏။ ပါဒေ၊ ခြေတော်တို့ကို။ သိရသာ၊ ဦးခေါင်းဖြင့်။ ဝန္တတိ၊ ရှိခိုးပါ၏”။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတုာ၊ ရှိ။ အဘိဝါဒေဟိ၊ ပါလော့။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။

(ဝေံ၊ သို့၊ ဝုတ္တော၊ သော်။) ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တော၊ သည်။ ဝေံ၊ ဤသို့ အမိန့်အတိုင်း ကောင်းလှပါ၏။ တဝ၊ အရှင်သိကြားအား။ ဘဒ္ဒံ၊ ကောင်းသောအကျိုးသည်။ (ဟောတု၊ ဖြစ်ပါစေ။) တနည်း။ တဝ၊ အရှင် သိကြား၏။ (ဝစနံ၊ စကားသည်။) ဘဒ္ဒံ၊ ကောင်းသည်။ (ဟောတု၊ ဖြစ်ပါ စေ။) ဣတိ ခေါ၊ ဤသို့သာလျှင်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊ သော။ သက္ကဿ၊ သိကြား၏ (စကားကို။) ပဋိဿုတော၊ ရှိ။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေသိ၊ ပြီ။ ကိံ ဝစနံ၊ ကို။ ဝတော၊ ရှိ။ အဘိဝါဒေသိ၊ နည်း?။ “ဘန္တေ၊ ဘုရား။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သာမဇော၊ သော။ သပရိဇော၊ သော။ သက္ကော၊ သည်။ ဘဂဝတော၊ ၏။ ပါဒေ၊ တို့ကို။ သိရသာ၊ ဖြင့်။ ဝန္တတိ၊ ပါ၏”။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတော၊ ရှိ။ အဘိဝါဒေသိ၊ ပြီ။

(ဝေံ၊ သို့၊ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ပဉ္စသိခံ၊ သော။ ဂန္ဓဗ္ဗဒေဝ- ပုတ္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ပဉ္စသိခံ၊ ခ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သာမဇော၊ သော။ သပရိ- ဇော၊ သော။ သက္ကော၊ သည်။ ဝေံ၊ ဤသို့ တောင်တသည့်အတိုင်း။ သုခိ၊ ကိုယ်၊ စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိသည်။ ဟောတု၊ ဖြစ်စေ။ ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။ မနုဿာ စ၊ လူတို့သည်လည်းကောင်း။ အသုရာ စ၊ အသုရာတို့သည်လည်းကောင်း။ နာဂါ စ၊ နဂါးတို့သည်လည်းကောင်း။ ဂန္ဓဗ္ဗာ စ၊ ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း။ အညော၊ နတ်၊ လူ၊ အသုရာ၊ နဂါး၊ ဂန္ဓဗ္ဗနတ် တို့မှတစ်ပါးကုန်သော။ ပုတု၊ များစွာကုန်သော။ ယေ ကာယာ၊ အကြင်အပေါင်း တို့သည်။ (သန္တိ၊ ရှိကုန်၏။ ဧတ ကာယာ စ၊ တို့သည်လည်းကောင်း။) သုခကာမာ ဟိ၊ ချမ်းသာကို အလိုရှိကြကုန်သည်သာ”။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူပြီ။

၃၅၁။ ဧဝူ ပန၊ ဤသို့သာလျှင်။ တထာဂတာ၊ တို့သည်။ ဝေရူပေ၊ ဤသို့သဘောရှိသော။ မဟေသက္ခေ၊ မြတ်သော အစိုးရသောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်ကုန်သော။ ဝါ၊ ကြီးသော တန်းခိုးရှိကုန်သော။ ယက္ခေ၊ နတ်တို့ကို။ အဘိဝဒန္တိ၊ ကြီးပွားကြောင်းဖြစ်သောစကားဖြင့် ပြောဆိုတော်မူတတ်ကြကုန် ၏။ ဝါ၊ ကြီးပွားကြောင်းဖြစ်သောစကားကို ပြောဆိုတော်မူတတ်ကြကုန်၏။ အဘိဝဒိတော၊ တောင်တအပ်သောစကားဖြင့် ပြောဆိုအပ်သော။ ဝါ၊ တောင် တအပ်သောစကားကို ပြောဆိုအပ်သော။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝတော၊ ၏။ ဣန္ဒဿလဂုဟံ၊ သို့။ ပဝိသိတော၊ ရှိ။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတော၊ ရှိသောစွာရှိခိုးပြီး၍။ ဝါ၊ “သုခံ တေ ဟောတု” ဟုမိန့်တော်မူစေပြီး၍။ ဧကမန္တံ၊ တခုသော အစွန်းအဖျား အနားကျအောင်။ ဝါ၊ တခုသော အစွန်းအဖျား အနားအရပ်၌။ အဋ္ဌာသိ၊ ပြီ။ တာဝတိံ သာ၊

ကုန်သော။ ဒေဝါပိ၊ တို့သည်လည်း။ ဣန္ဒသလဂုဟံ၊ သို့။ ပဝိသိတာ၊ ကုန်ပြီး
 ရှိ။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ကုန်ပြီး၍။ ဝါ၊ “သင် ဝေါ ဟောတု”
 ဟု မိန့်တော်မူစေကြကုန်ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဦး။ အဋ္ဌာသု၊ ကုန်ပြီ။
 ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တောပိ၊ သည်လည်း။ ဣန္ဒသလဂုဟံ၊ သို့။
 ပဝိသိတာ၊ ရှိ။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိ။ ဧကမန္တံ၊ အောင်။ ဝါ၊ ဦး။
 အဋ္ဌာသု၊ ပြီ။

ယေန သမယေန၊ ဦး။ သာမဇ္ဈော၊ သော။ သပရိဇနေ၊ သော။ သက္ကော၊
 သည်။ ဣန္ဒသလဂုဟံ၊ သို့။ ပဝိသိတာ၊ ရှိ။ အဋ္ဌာသု၊ ပြီ။ [တေန အတွက်
 အနိယတ်ထည့်သည်] တေန ခေါ် ပန သမယေန၊ သိကြား၏ ဣန္ဒသလလိဏ်ဂူ
 သို့ ဝင်ရာ ထိုအခါ၌။ ဣန္ဒသလဂုဟံ၊ သည်။ ဝိသမာ၊ ရှေးက မညီညွတ်သည်။
 သန္တိ၊ ဖြစ်လျက်။ သမာ၊ ညီညွတ်သည်။ သမပါဒိ၊ ကောင်းစွာဖြင့်ပြီ။ သမ္မာ-
 ဓာ၊ ရှေးက ကျဉ်းမြောင်းသည်။ သန္တိ၊ ဖြစ်လျက်။ ဥရုန္ဓာ၊ ပြန်ပြောကြီးကျယ်
 ပြန်ကျယ်ကြီးမားသည်ကို ရှုမြင်စေတတ်သည်။ ဝါ၊ ကြီးကျယ်သည်။ သမပါဒိ၊
 ကောင်းစွာဖြင့်ပြီ။ ဒေဝါနံ၊ တပါးသောနတ်တို့၏။ ဒေဝါနုဘာဝေန၊ နတ်တို့၏
 အာနုဘော်ကြောင့်။ ဂုဟာယံ၊ ဦး။ အန္ဓကာရော၊ အမိုက်တိုက်သည်။ အန္တရ-
 ဓာယေယျ ယထာ၊ ကွယ်ပျောက်ရာသက်သို့လည်းကောင်း။ အာလောကော၊
 အရောင်အလင်းသည်။ ဥပ္ပဇ္ဇေယျ ယထာ၊ ဖြစ်ရာသက်သို့လည်းကောင်း။
 (တထာ၊ ထိုအတူ။) ဂုဟာယံ၊ ဦး။ အန္ဓကာရော၊ သည်။ အန္တရဓာယိ၊ ကွယ်
 ပျောက်ပြီ။ အာလောကော၊ သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာပြီ။

၃၅၂။ အထ တသ္မိံ ကာလေ၊ သိကြားဆိုက်ရောက်လာရာ ထိုအခါ၌။
 ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။
 အဝေါစ၊ မှုပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “တာဝ၊ အလွန်အကဲ။ ဗဟု-
 ကိစ္စဿ၊ များသော ပြုအပ်-ပြုသင့် ပြုထိုက်သောကိစ္စရှိသော။ ဗဟုကရဏိယဿ၊
 များသော မချွတ်ပြုအပ်သောကိစ္စရှိသော။ အာယသ္မတော ကောသိယဿ၊
 အရှင်ကောသိယ၏။ ဝါ၊ ကောသိယအနွယ်ရှိသော အရှင်သိကြား၏။ ဣဓ
 ဣမသ္မိံ ဌာနေ၊ ဤ ငါဘုရားရှိတော်မူရာအရပ်သို့။ ယဒိဒံ ယံ ဣဒံ အာဂမနံ၊
 အကြင် လာခြင်းသည်။ (အတ္ထိ၊ ၏။) ဣဒံ အာဂမနံ၊ ဤလာခြင်းသည်။ အစ္စ-
 ရိယံ၊ လက်ဖျစ်ရိုက်တီး မြေတုန်ဟီးအောင် အံ့ချီးခြင်းငှါ ထိုက်ပါပေစွ။ တာဝ၊
 အကဲ။ ဗဟုကိစ္စဿ၊ သော။ ဗဟုကရဏိယဿ၊ သော။ အာယသ္မတော
 ကောသိယဿ၊ ၏။ ဣဓ ဣမသ္မိံ ဌာနေ၊ သို့။ ယဒိဒံ ယံ ဣဒံ အာဂမနံ၊ သည်။
 (အတ္ထိ၊ ၏။) ဣဒံ အာဂမနံ၊ သည်။ အဗျုတ်၊ ရှေးကမဖြစ် ယခုမှအသစ်
 ဖြစ်ပါပေစွ”။ ဣတ္ထိ၊ သို့။ အဝေါစ၊ မှုပြီ။

(ဝေံ၊ သို့။ ဝုတ္တော၊ သော၊ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ရား။ အဟံ၊ သည်။ စိရပဋိကော၊ ကြာမြင့်စွာသော ကာလ၌ ဖြစ်သော ကြည်ညိုခြင်းရှိသည်။ (ဟုတွာ၊ ရှိ။) ဘဂဝန္တံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ။ ဥပသင်္ကမိတုကာမော၊ ချဉ်းကပ်ခြင်းငှါ အလိုရှိခဲ့ပါ၏။ အပိစ၊ ထိုသို့ပင် ချဉ်းကပ်ခြင်းငှါ အလိုရှိခဲ့ပါသော်လည်း။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ ဧကဟိစိ ဧကဟိစိ၊ အချိုကုန် အချိုကုန်သော။ ကိစ္စကရဏီယေဟိ၊ ပြုအပ်-ပြုသင့်-ပြုထိုက်သောကိစ္စ၊ မချွတ်ပြုရမည့် ကိစ္စတို့ဖြင့်။ ဗျာဝဋ္ဌော၊ အားစိုက်ရပါ၏။ ဝေံ၊ ဤသို့ အားစိုက်ရသည်၏အဖြစ်ကြောင့်။ အဟံ၊ သည်။ ဘဂဝန္တံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိတု၊ ချဉ်းကပ်ခြင်းငှါ။ နာသက္ခိံ၊ မစွမ်းနိုင်ခဲ့ပါ။

ဘန္တေ၊ ရား။ ဧကံ၊ သော။ သမယံ၊ ၌။ ဘဂဝါ၊ သည်။ သာဝတ္ထိယံ၊ ၌။ သလဋ္ဌာဂါရကော၊ တသိန်းအထူး စွန့်ကြဲဦး၍ ထင်းရှူးသားတို့ဖြင့်ပြုလုပ်အပ်သော ပဿေနဒီကောသလမင်း၏ ဂန္ဓကုဋိတိုက်တော်၌။ ဝိဟရတိ၊ နေတော်မူခဲ့ပါ၏။ ဘန္တေ၊ ဘုရား။ အထ တသ္မိံ ကာလေ၊ မြတ်စွာဘုရား၏ ထင်းရှူးသားတို့ဖြင့် ပြုအပ်သော ဂန္ဓကုဋိဝယ် နေတော်မူရာ ထိုအခါ၌။ အဟံ၊ သည်။ သာဝတ္ထိံ၊ သို့။ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ငှါ။ အဂမာသိံ၊ သွားခဲ့ပါပြီ။

ဘန္တေ၊ ရား။ တေန ခေါ ပန သမယေန၊ အကျွန်ုပ်သွားရာ ထို အခါ၌။ ဘဂဝါ၊ သည်။ အညတရေန၊ အမှတ်မထား တပါးပါးသော။ သမာဓိနာ၊ သမာဓိဖြင့်။ နိသိန္ဒော၊ နေတော်မူသည်။ ဟောတိ၊ ပါ၏။ ဘူဇတိ နာမ၊ ဘူဇတိအမည်ရှိသော။ ဝေဿဝဏဿ၊ ဝေဿဝဏ်အမည်ရှိသော။ မဟာရာဇဿ၊ နတ်မင်းကြီး၏။ ပရိစာရိကာ၊ ခြေရင်းအလုပ်အကျွေးဖြစ်သော။ (ဒေဝဓိတာ၊ နတ်သွီးသည်။) ဘဂဝန္တံ၊ ကို။ ပစ္စုပဋိတာ၊ ရှေးရှုလုပ်ကျွေးသည်။ ဟောတိ၊ ပါ၏။ ပဉ္စလိကာ၊ ချီအပ်သောလက်အုပ်ရှိသည်။ (ဟုတွာ၊ ရှိ။) နမဿမာနာ၊ ရှိခိုးလျက်။ တိဋ္ဌတိ၊ ပါ၏။

ဘန္တေ၊ ရား။ အထ တသ္မိံ ကာလေ၊ ဘူဇတိနတ်သွီး၏ မြတ်စွာဘုရားကို ရှေးရှုလုပ်ကျွေးလျက်နေရာ ထိုအခါ၌။ အဟံ၊ သည်။ ဘူဇတိံ၊ သော။ (ဒေဝဓိတရံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစံ၊ ပါပြီ။ ကိံ၊ သို့။ အဝေါစံ၊ နည်း?။ “ဘဂိနိ၊ နမ။ တံ၊ သည်။ မေ၊ ၏။ (အတ္ထာယ၊ ငှါ။) ဘဂဝန္တံ၊ ကို။ အဘိဝါဒေဟိ၊ ကြီးပွားကြောင်းဖြစ်သောစကားဖြင့် ပြောဆိုစေပါလော့။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ရှိ။ အဘိဝါဒေဟိ၊ နည်း?။ “ဘန္တေ၊ ရား။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သာမဇော၊ သော။ သပရိဇနော၊ သော။ သက္ကော၊ သည်။

ဘဂဝတော၊ ဣ၊ ပါဒေ၊ တို့ကို။ သိရသာ၊ ဖြင့်။ ဝန္တတိ၊ ပါ၏။ ဣတိ ဣဒံ ဝစနံ၊
 ကို။ ဝတော၊ ရှိ။ အဘိဝါဒေဟိ၊ ပါလော့။ ဣတိ၊ သို့။ အဝေါစံ၊ ပါပြီ။ ဘန္တေ၊
 ရား။ ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဘူဇတိ၊ သော။ သာ ဒေဝမိတာ၊ သည်။ မံ၊
 ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပါပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “မာရိသာ၊
 အကောက်မကြံ မဖောက်ပြန်ဘဲ သည်းခံအပ်သော စည်းစိမ်ရှိသော အရှင်
 သိကြားမင်း။ (ယသ္မာ၊ ကြောင့်။) ဘဂဝါ၊ သည်။ ပဋိသလ္လိနော၊ အာရုံများ
 စွာ ဖဲကြည့်ခွါ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ်တော်မူခဲ့ပါ၏။
 (တသ္မာ၊ ကြောင့်။) အဟံ ကာလော၊ ဤအခါသည်။ ဘဂဝန္တံ၊ ကို။ ဒဿနာ-
 ယ၊ ငှါ။ အကာလော ခေါ၊ အခါမဟုတ်သည်သာ။ ဝါ၊ မသင့်လျော်သောအခါ
 ဖြစ်ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ ပါပြီ။

ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ အဟံ၊ သည်။ ဘူဇတိံ၊ သော။ တံ ဒေဝမိတရံ၊
 ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစံ၊ ပါပြီ။ ကိံ၊ သို့။ အဝေါစံ၊ နည်း။ “ဘဂိနိ၊ နှမ။
 (ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ ဘဂဝါ၊ သည်။ ပဋိသလ္လိနော၊
 မှုခဲ့၏။) တေန ဟိ ကာရဏေန၊ မြတ်စွာဘုရား၏ အာရုံများစွာ ဖဲကြည့်ခွါ၍
 သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ်တော်မူသည်၏ အဖြစ်ဟူသော
 ထိုအကြောင်းကြောင့်သာလျှင်။ ယဒါ၊ ၌။ ဘဂဝါ၊ သည်။ တမ္ပာ သမာဓိမ္ပာ၊
 ထိုသမာဓိမှ။ ဝုတ္တိတော၊ ထတော်မူသည်။ ဟောတိ၊ မှု၏။ အထ တသ္မိံ ကာလော၊
 ထတော်မူရာ ထိုအခါ၌။ မမ၊ ၏။ ဝစနေန၊ စကားဖြင့်။ ဘဂဝန္တံ၊ ကို။ အဘိဝါ-
 ဒေဟိ၊ တောင့်တအပ်သော စကားဖြင့် ပြောဆိုစေပါလော့။ ကိံ ဝစနံ၊ ကို။
 ဝတော၊ ရှိ။ အဘိဝါဒေဟိ၊ နည်း။ “ဘန္တေ၊ ရား။ ဒေဝိနံ၊ တို့၏။ ဣန္ဒော၊
 သော။ သာမဇ္ဇော၊ သော။ သပရိဇနော၊ သော။ သက္ကော၊ သည်။ ဘဂဝ-
 တော၊ ဣ၊ ပါဒေ၊ တို့ကို။ သိရသာ၊ ဖြင့်။ ဝန္တတိ၊ ပါ၏။ ဣတိ ဣဒံ ဝစနံ၊
 ကို။ ဝတော၊ ရှိ။ အဘိဝါဒေဟိ၊ ပါလော့။ ဣတိ၊ သို့။ အဝေါစံ၊ ပါပြီ။

ဘန္တေ၊ ရား။ မေ၊ ၏။ (အတ္တာယ၊ ငှါ။) သော ဘဂိနိ၊ ဤနှမသည်။
 ဘဂဝန္တံ၊ ကို။ အဘိဝါဒေသိကစ္စံ၊ ကြီးပွားကြောင်းဖြစ်သော စကားကို ဆိုစေပါ၏
 လော။ ဘဂဝါ၊ သည်။ တဿာ ဘဂိနိယာ၊ ၏။ ဝစနံ၊ ကို။ သရတိ ကစ္စံ၊
 အောက်မေ့တော်မူပါ၏လော။ ဝါ၊ အမှတ်ရတော်မူပါ၏လော”။ ဣတိ၊ သို့။
 အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ဒေဝိနံ၊ တို့ကို။ ဣန္ဒံ၊
 သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မှုပြီ။) ကိံ၊ သို့။ အဝေါစ၊
 နည်း။ “ဒေဝိနမိန္ဒ၊ သိကြားမင်း။ သာ ဘဂိနိ၊ သည်။ မံ၊ ကို။ အဘိဝါဒေသိ၊
 တောင့်တအပ်သောစကားကို ပြောဆိုစေပြီ။ အဟံ၊ သည်။ တဿာ ဘဂိနိယာ၊
 ၏။ ဝစနံ၊ ကို။ သရာမိ၊ မှု၏။ အပိစ၊ စင်စစ်သော်ကား။ အဟံ၊ သည်။ အာယ-
 သူတော၊ အရှင်၏။ စက္ကနေမိသဗ္ဗေန၊ ရထား၏ စက်ဘီးအကွပ်သံနှင့်တကွ။

တမှာ သမာဓိမှာ၊ ထိုအရဟတ္တဖိုလ်သမာဓိမှ။ ဝုဋ္ဌိတော၊ ထတော်မူပြီ။
ဣတိ၊ သို့။ အဝေါစ၊ မူပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။
ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း။
“ဘန္တေ၊ ရား။ ယေ တေ ဒေဝါ၊ အကြင်နတ်တို့သည်။ အမေဟိ၊ အကျွန်ုပ်
တို့မှ။ ဝါ၊ တို့ထက်။ ပဌမတရံ၊ အထူးသဖြင့် ရှေးဦးစွာ။ တာဝတိံသကာ-
ယံ၊ တာဝတိံသာနတ်အပေါင်းသို့။ ဝါ၊ တာဝတိံသာနတ်ပြည်သို့။ ဥပပန္နာ၊
ကပ်၍ဖြစ်ကြပါကုန်ပြီ။ တေသံ ဒေဝါနံ၊ တို့၏။ သမ္မုခါ၊ မျက်မှောက်၌။ မေ၊
သည်။ (ဧတံ ဝစနံ၊ ကို။) သုတံ၊ ကြားနာအပ်ပါပြီ။ သမ္မုခါ၊ ၌။ ပဋိဂ္ဂဟိတံ၊
ခံယူအပ်ပါပြီ။ ကိံ၊ သို့။ သုတံ၊ နည်း?။ ပဋိဂ္ဂဟိတံ၊ နည်း?။ “ယဒါ၊ ၌။
အရဟန္တာ၊ ကိလေသာမှိုမှေး ညစ်အကြေးမှ ကင်းဝေး စင်ကြယ်တော်
မူကြကုန်သော။ သမ္မာသမ္မုဒ္ဓေါ၊ မဖောက်မပြန် ကိုယ်တော်တိုင်သာ
ဧယုငါးတန် တရားမှန်ကို ကေန်ထိုးထွင်း၍ သိတော်မူကြကုန်ပြီးသော။
တထာဂတာ၊ တို့သည်။ လောကေ၊ ၌။ ဥပ္ပဇ္ဇန္တိ၊ ပွင့်တော်မူကြကုန်၏။
(တဒါ၊ ထိုအခါ၌။) ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော။ ကာယာ၊ အပေါင်းတို့
သည်။ ဝါ၊ နတ်ပြည်တို့သည်။ ပရိပူရေန္တိ၊ နတ်သားသစ်တို့ဖြင့် ပြည့်
ကြကုန်၏။ အသုရကာယာ၊ အသုရာ အပေါင်းတို့သည်။ ဝါ၊ အသုရာတို့
တို့သည်။ ဝါ၊ လေးပါးသော အပါယ်ဘုံတို့သည်။ ဟာယန္တိ၊ သတ္တဝါတို့မှ
ယုတ်လျော့ကြကုန်၏။ ဣတိ၊ သို့။ သုတံ၊ ပါပြီ။ ပဋိဂ္ဂဟိတံ၊ ပါပြီ။ ဘန္တေ၊
ရား။ တံ၊ ဣဒံ ကာရဏံ၊ ထိုအကြောင်းကို။ မေ၊ သည်။ ဣဒါနိ၊ ဤအခါ၌။
ဝါ၊ ယခုအခါ၌။ (ထည့်သည်။) သက္ခိဒ္ဓိဋ္ဌံ၊ မျက်မှောက်ထင်ထင် တွေ့မြင်အပ်
ပါပြီ။ ကိံ၊ သို့။ သက္ခိဒ္ဓိဋ္ဌံ၊ နည်း?။ ယတော၊ အကြင်ကြောင့်။ အရဟံ၊
သော။ သမ္မာသမ္မုဒ္ဓေါ၊ သော။ တထာဂတော၊ သည်။ လောကေ၊ ၌။ ဥပ္ပန္နော၊
ပွင့်တော်မူပြီ။ တတော၊ ကြောင့်။ ဒိဗ္ဗာ၊ ကုန်သော။ ကာယာ၊ တို့သည်။ ပရိပူ-
ရေန္တိ၊ ပါကုန်၏။ အသုရကာယာ၊ တို့သည်။ ဟာယန္တိ၊ ကုန်၏။ ဣတိ၊ သို့။
သက္ခိဒ္ဓိဋ္ဌံ၊ အပ်ပါပြီ။

ဂေါပကဝတ္ထု

၃၅၃။ ဘန္တေ၊ မြတ်စွာဘုရား။ ဣဓေ ဣမသ္မိံ ဧဝံ ကပိလဝတ္ထုသ္မိံ ၊
ဤ ကပိလဝတ္ထုမြို့တော်၌သာလျှင်။ ဂေါပိကာ နာမ၊ ဂေါပိကာအမည်ရှိသော။
သကျဓိတာ၊ သာကီဝင်မင်းသမီးသည်။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ပသန္နာ၊
ကြည်ညိုသည်။ ဓမ္မေ၊ တရားတော်၌။ ပသန္နာ၊ သည်။ သံဃော၊ သံဃာ
တော်၌။ ပသန္နာ၊ သည်။ (ဟုတွာ၊ ၍။) သီလေသု၊ ငါးပါးသီလတို့၌။

ပရိပူရကာရိနိ၊ ဖြည့်ကျင့်ခြင်းကို ပြုလေ့ရှိသည်။ အဟောသိ၊ ဖြစ်ပါပြီ။ သာ သကျမိတာ၊ ထို သာကီဝင်မင်းသွီးသည်။ ဣတ္ထိတ္ထံ၊ မိန်းမ၏ အဖြစ်ကို။ ဝိရာဇေတွာ၊ တပ်ခြင်းကင်းစေ၍။ ဝါ၊ စက်ဆုပ်ရွံရှာ၍။ ပုရိသတ္ထံ၊ ယောက်ျား၏အဖြစ်ကို။ ဘာဝေတွာ၊ ပွားစေ၍။ ကာယဿ၊ ဥပါဒိန္နကခန္ဓာ ကိုယ်၏။ ဘေဒါ၊ ပျက်ရာဖြစ်သော။ မရဏာ၊ မှ။ ပရံ၊ ဌ။ သုဂတိံ၊ သုခ၏ ဖြစ်ရာ ဖြစ်သော။ ဝါ၊ ကောင်းသောဂတိဟုဆိုအပ်သော။ ဝါ၊ ကောင်းသောကံသည် ဖြစ်စေအပ်သော ဂတိဟုဆိုအပ်သော။ သဂ္ဂံ၊ ငါးပါးအာရုံ ကာမဂုဏ်တို့ဖြင့် လွန်စွာမြတ်သော။ လောကံ၊ နတ်ပြည်၌။ ဥပပန္နာ၊ ဖြစ်ရပါပြီ။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ တကွဖြစ်သော အပေါင်း အဘော်၏ အဖြစ်သို့။ အမှာကံ၊ တို့၏။ ပုတ္တတ္ထံ၊ သား၏အဖြစ်သို့။ အဇ္ဈပဂတာ၊ ကပ်ရောက်ပါပြီ။ တတြပိ တေသု ဒေဝေသုပိ၊ ထိုနတ်တို့၌လည်း။ နံ ဒေဝပုတ္တံ၊ ထိုနတ်သားကို။ (ဒေဝါ၊ တို့သည်။) ဝေံ၊ သို့။ ဇာနန္တိ၊ သိကြာပါကုန်၏။ ကိံ၊ သို့။ ဇာနန္တိ၊ ကုန်သနည်း?။ “ဂေါပကော၊ ဂေါပကအမည်ရှိသော။ ဒေဝပုတ္တော၊ နတ်သားတည်း။ ဂေါပကော၊ သော။ ဒေဝပုတ္တော၊ တည်း”။ ဣတိ ဝေံ၊ သို့။ ဇာနန္တိ၊ ကုန်၏။

ဘန္တေ၊ ရား။ အညေ၊ ဂေါပကနတ်သားမှ တပါးကုန်သော။ တယော၊ ကုန်သော။ ဘိက္ခုပိ၊ တို့သည်လည်း။ ဘဂဝတိံ၊ ဌ။ ဗြဟ္မစရိယံ၊ ကို။ စရိတွာ၊ ကုန်၍။ ဟိနံ၊ ယုတ်ညံ့အောက်ကျသော။ ဂန္ဓဗ္ဗကာယံ၊ ဂန္ဓဗ္ဗနတ် အပေါင်း၌။ ဥပပန္နာ၊ ဖြစ်ကြရပါကုန်ပြီ။ တေ ဂန္ဓဗ္ဗဒေဝပုတ္တော၊ ထိုဂန္ဓဗ္ဗနတ် သားတို့သည်။ ပဉ္စဟိံ၊ ကုန်သော။ ကာမဂုဏေဟိံ၊ တို့နှင့်။ သမပ္ပိတာ၊ ကောင်းစွာ ပြည့်စုံကုန်သည်။ သမဂီဘူတာ၊ ပြည့်စုံသည်ဖြစ်၍ ဖြစ်ကုန်သည်။ (ဟုတွာ၊ ကုန်၍။) ပရိစာရယမာနာ၊ ကုန်လျက်။ အမှာကံ၊ တို့၏။ ဥပဋ္ဌာနံ၊ ဆည်းကပ် စားရာဖြစ်သော သုဓမ္မာသဘင်သို့။ အမှာကံ၊ တို့၏။ ပါရိစရိယံ၊ အလုပ်အကျွေး၏ အဖြစ်သို့။ အာဂစ္ဆန္တိ၊ ဆိုက်ရောက်လာကြ ပါကုန်၏။ တနည်း။ အမှာကံ၊ တို့အား။ ဥပဋ္ဌာနံ၊ ကို။ အမှာကံ၊ တို့၏။ ပါရိစရိယံ၊ ကို။ (ကာတုံ၊ ငှါ။) အာဂစ္ဆန္တိ၊ ကုန်၏။

အမှာကံ၊ တို့အား။ ဥပဋ္ဌာနံ၊ ကို။ အမှာကံ၊ တို့၏။ ပါရိစရိယံ၊ ကို။ (ကာတုံ၊ ငှါ။) အာဂတေ၊ ကုန်သော။ တေ ဂန္ဓဗ္ဗဒေဝပုတ္တော၊ တို့ကို။ ဂေါပကော နာမာ သော။ ဒေဝပုတ္တော၊ သည်။ ပဋိစောဒေသိ၊ အဖန်ဖန် စောဒနာပါပြီ။ ဝါ၊ အဖန် ဖန် နာကြားစေပါပြီ။ ဝါ၊ အဖန်ဖန် အောက်မေ့စေပါပြီ။ ကိံ၊ သို့။ ပဋိစောဒေသိ၊ နည်း?။ မာရိသာ၊ အကျွန်ုပ်အလား ချမ်းသာများလျက် ရှုစား အပ်သော အို အရှင်တို့။ ဝါ၊ အကောက်မကြံ မဖောက်ပြန်ဘဲ သည်းခံအပ် သော စည်းစိမ်ရှိသောအရှင်တို့။ တုမော၊ တို့သည်။ ကုတော မုခါ၊ အဘယ်သို့

ရှေးရှုသော ဉာဏ်ဟူသော မျက်နှာရှိကြကုန်သည်။ (ဟုတော့၊ ရှိ။) တဿ
 ဘဂဝတော၊ ဇိ။ ဓမ္မံ၊ ကိ။ အဿုတ္တ နာမ၊ နာခဲကြကုန်သနည်း။ ဇာဟံ ပဟိ၊
 အကျွန်ုပ်သည်လည်း။ ဝါ၊ အကျွန်ုပ်သော်မှလည်း။ ဣတ္ထိကာ၊ ယုတ်ညံ့အောက်
 ကျ သိမ်ငယ်လှသည့် မိန်းမသားသည်။ သမာနာ၊ ဖြစ်လျက်။ ဗုဒ္ဓေ၊ ဦး၊
 ပသန္နာ၊ သည်။ ဓမ္မေ၊ ဦး။ ပသန္နာ၊ သည်။ သံသေ၊ ဦး။ ပသန္နာ၊ သည်။
 (ဟုတော့၊ ရှိ။) သီလေသု၊ တို့ဦး။ ပရိပူရကာရိနိ၊ သည်။ (ဟုတော့၊ ရှိ။) ဣတ္ထိတ္တံ၊
 ကိ။ ဝိရာဇေတော၊ ရှိ။ ပုရိသတ္ထံ၊ ကိ။ ဘာဝေတော၊ စေရ်။ ကာယဿ၊ ဇိ။
 ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဦး။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊
 ဦး။ ဥပပန္နာ နာမ၊ ဖြစ်ရပါတံသေး၏။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊
 တို့၏။ သဟဗျတံ၊ သို့။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယ၊ သော။ သက္ကဿ၊ ဇိ။ ပုတ္တတ္တံ၊
 သားတော်၏အဖြစ်သို့။ အဇ္ဈပဂတာ နာမ၊ ရှေးရှုကပ်ရောက်ရပါတံသေး၏။
 ဣဓာပိ ဣမေသု ဒေဝေသု၊ ဤနတ်တို့၌လည်း။ မံ၊ ကိ။ (ဒေဝါ၊ တို့သည်။) ဝေံ၊
 သို့။ ဇာနန္တိ၊ ကုန်၏။ ကိံ၊ သို့။ ဇာနန္တိ၊ ကုန်သနည်း?။ “ဂေါပကော၊ ပသာ။
 ဒေဝပုတ္တော၊ တည်း။ ဂေါပကော၊ သော။ ဒေဝပုတ္တော၊ တည်း”။ ဣတိ ဝေံ၊
 သို့။ ဇာနန္တိ၊ ကုန်၏။

မာရိသာ၊ အရှင်တို့။ တုမေ၊ ပန၊ တို့သည်ကား။ ဘဂဝတိ၊ ဦး။ ဗြဟ္မစင်္ဂယံ၊ ကိ။
 စရိတော၊ ကုန်၍။ ဝါ၊ ကုန်လျက်။ ဟိနံ၊ သော။ ဂန္ဓဗ္ဗကာယံ၊ ဦး။ ဥပပန္နာ၊ ကုန်ပြီ။
 ဘော၊ အို အချင်းတို့။ ယေ မယံ၊ အကြင်ကျွန်ုပ်တို့သည်။ ဟိနံ၊ သော။ ဂန္ဓဗ္ဗ-
 ကာယံ၊ ဦး။ ဥပပန္နေ၊ ကုန်သော။ သဟဓမ္မိကေ၊ မြတ်စွာဘုရား၏ သာသနာ
 တော်၌ အတူတကွ တရားကို အားထုတ်တတ်သော သီတင်းသုံးဘော်တို့ကို။
 အဒ္ဓသာမ၊ တွေ့မြင်ကြကုန်ပြီ။ (တေ မယံ၊ တို့သည်)။ ဒုဒ္ဓိဋ္ဌရူပံ၊ မကောင်း
 သဖြင့် မြင်အပ်သည်၏ အဖြစ်ဟူသော သဘောရှိသော အာရုံကို။ အဒ္ဓသာမ
 ဝတ၊ ဩော်...မြင်ကြရပေကုန်စွာတကား။ ဝါ၊ ဩော်”။ ဣတိ၊ သို့။ ပဋိစော-
 ဒေသိ၊ ပြီ။ ဘန္တေ၊ ရား။ ဂေါပကေန၊ သော။ ဒေဝပုတ္တေန၊ သည်။ ပဋိစောဒိ-
 တာနံ၊ အပ်ကုန်သော။ တေသံ ဒေဝါနံ၊ တို့တွင်။ ဒေ၊ ကုန်သော၊ ဒေဝါ၊
 တို့သည်။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောဟု
 ဆိုအပ်သော ပစ္စက္ခအတ္တဘော၌သာလျှင်။ သတိံ၊ ပဌမဈာနသတိကို။ ပဋိလ-
 ဘိံသု၊ ရကြပါကုန်ပြီ။ (သတိံ၊ ကိ။ ပဋိလဘိတော၊ ကုန်၍။ ဝုဘနံ၊ ပဌမ
 ဈာန်ကို။ ပါဒကံ၊ အခြေကို။ ကတော၊ ကုန်၍။ သင်္ခါရေ၊ တို့ကို။ သမ္ပသန္တာ-
 သုံးသပ်ကြကုန်သည်ရှိသော်။ အနာဂါမိဖလေ၊ အနာဂါမိဖိုလ်၌။ ပတိဋ္ဌဟိတော၊
 တည်ကြကုန်၍။ တတ္ထေဝ တသ္မိံ ဝေ အနာဂါမိဖလေ၊ ၌သာလျှင်၊ ဋ္ဌတော
 ကုန်၍။ ဇေတော၊ စုတေကြကုန်သည်။ သမာနာ၊ ကုန်သည်ရှိသော်။) ဩဗ္ဗေ-
 ပုရောဟိတံ၊ ဗြဟ္မပုရောဟိတံ၏ ဥစ္စာဖြစ်သော။ ကာယံ၊ ကိုယ်ကို။ ပဋိလဘိံသု

ကုန်ပြီ။ ဧကော၊ တယောကံသော။ ဒေဝေါ ပန၊ နတ်သားသည်ကား။
(နိကန္တံ ၊ တပ်တတ်သော တဏှာကို။ ဆိန္ဒိတံ၊ ဖြတ်ခြင်းငှါ။ အသက္ခောန္တော၊
မစွမ်းနိုင်သည်။ ဟုတော၊ ရှိ။) ကာမေ၊ ကာမဘုံ၌။ အဇ္ဈာဝသိ၊ နေပြီ။

၃၅၄။ (ဘန္တေ၊ ရား။ ဂေါပကော၊ သော။ ဒေဝပုတ္တော၊ နတ်သားသည်။
တယော၊ ကုန်သော။ တေ ဂန္ဓဗ္ဗဒေဝပုတ္တေ၊ ထိုဂန္ဓဗ္ဗနတ်သားတို့ကို။ တေ ဝစနံ၊
ကို။ အဝေါစ၊ ပြောဆိုပြန်ပြီ။) ကိံ ၊ သို့။ အဝေါစ၊ နည်း?။

“(မာရိသာ၊ အို အချင်းတို့။ အဟံ၊ အကျွန်ုပ်သည်။)
စက္ခုမတော၊ ဗုဒ္ဓ၊ ဓမ္မ သမန္တနှင့် ဉာဏ၊ ဒိဗ္ဗာ ဤငါးဖြာ
သော စက္ခုရှိတော်မူသော မြတ်စွာဘုရား၏။ ဝါ၊ သို့။ ဥပါသိ-
ကာ၊ ဆည်းကပ်တတ်သော သီတင်းသည် ဒါယိကာမသည်။
အဟောသိံ ၊ ဖြစ်ပါပြီ။ မယံ၊ အကျွန်ုပ်၏။ နာမံပိ၊ အမည်
သည်လည်း။ ဂေါပိကာတိ နာမံ၊ ဂေါပိကာဟူသော အမည်
သည်။ အဟု၊ ဖြစ်ခဲ့ပါပြီ။ အဟံ၊ သည်။ ဗုဒ္ဓေ စ၊ ၌လည်း
ကောင်း။ ဓမ္မေ စ၊ ၌လည်းကောင်း။ အဘိပ္ပသန္နာ၊ အလွန်
ကြည်ညိုသည်။ အဟောသိံ ၊ ပြီ။ (အဟံ၊ သည်။) ပသန္တစိတ္တာ၊
ကြည်ညိုသောစိတ်ရှိသည်။ (ဟုတော၊ ရှိ။) သံသံ စ၊ ကိုလည်း။
ဥပဋ္ဌာသိံ ၊ လုပ်ကျွေးပါပြီ။

(အဟံ၊ သည်။) တထေဝ ဗုဒ္ဓဿ၊ ၏သာလျှင်။ သုဓမ္မ-
တာယ၊ တရားတော်၏ ကောင်းသည်၏ အဖြစ်ကြောင့်။ မဟာ-
နုဘာဝေါ၊ ကြီးသောအာနုဘော်ရှိသော။ မဟာဇုတိကော၊
များသော တောက်ပသော ကိုယ်အရောင်ရှိသော။ တိဒိဝုပ-
ပန္နော၊ သုံးကျိပ်သုံးပါး နတ်၊ သိကြားတို့ ပျော်ပါးစံရာ
တာဝတိံသာနတ်ပြည်၌ ဖြစ်ရသော။ သက္ကဿ၊ သိကြား၏။
ပုတ္တော၊ သားတော်သည်။ အမှိ၊ ဖြစ်ပါ၏။ ဣဓာပိ ဣမသ္မိံ ၊
တိဒိဝေပိ၊ ၌လည်း။ (ဒေဝါ၊ တို့သည်။) မံ၊ ကို။ ဂေါပကောတိ၊
ဂေါပကဟူ၍သာ။ ဇာနန္တိ၊ သိကြားပါကုန်၏။

အထ ပစ္စာ၊ ဂေါပက-နတ်သားဖြစ်ပြီးရာကာလမှ နောက်၌။
အဟံ၊ သည်။) ဒိဋ္ဌပုဗ္ဗေ၊ ရှေး၌မြင်အပ်ဘူးကုန်သော။ ဂန္ဓဗ္ဗကာ-
ယူပဂတေ၊ ဂန္ဓဗ္ဗနတ်အပေါင်းသို့ ကပ်ရောက်ကုန်သော။ ဝသိ-
နေ၊ ဂန္ဓဗ္ဗနတ်ပြည်၌ နေကြကုန်သော။ ဘိက္ခဝေါ၊ ရဟန်းဖြစ်၍
ဖြစ်ဘူးကုန်သော။ (တုမေ၊ သင်တို့ကို။) အဒ္ဓသံ၊ တွေ့မြင်ရပါ
ပြီ။ ဟိ၊ အစဉ်ဖြစ်အင် ကြောင်းစုံလင်ကို ထင်စွာပြုပါအံ့။ ယေ

ဒေဝပုတ္တေ၊ အကြင်နတ်သားတို့ကို။ ပုဗ္ဗေ ဌ။ ဝါ။ က။ မနုဿ-
 ဘူတာ၊ ကုန်သော။ မယံ၊ တို့သည်။ သကေ နိဝေသနေ၊ မိမိ
 တို့၏ အိမ်၌။ ပါဒေ၊ ခြေတို့ကို။ ဥပသင်္ဂယ၊ ခြေဆေးလိမ်းကျ
 ပူဇော်ဟန်ဖြင့် တန်တန်သိမ်းပိုက်ကြကုန်၍။ အန္ဓေန စ၊ ထမင်း
 ဖြင့်လည်းကောင်း။ ပါနေန စ၊ အဖျော်ဖြင့်လည်းကောင်း။ ဥပ-
 ဌဟိမှာ၊ လုပ်ကျွေးကြရပါကုန်ပြီ။ ဣမေ တေ ဒေဝပုတ္တာ၊
 တို့သည်။ ဂေါတမသာဝကာသေ၊ ဂေါတမ မြတ်စွာဘုရား၏
 သားတော်တို့ချည်းသာတည်း။ ဣမေ ဘဝန္တော၊ ဤအရှင်တို့
 သည်။ ကုတော မုခါ၊ အဘယ်သို့ ရှေးရှုသော ဉာဏ်တည်း
 ဟူသော မျက်နှာရှိကြကုန်သည်။ (ဟုတွာ၊ ကုန်၍။) ဗုဒ္ဓဿ၊
 ၏။ ဓမ္မာနိ၊ တို့ကို။ ပဋိဂ္ဂဟေသံ နာမ၊ ခံယူကြပါကုန်သနည်း။

ဟိ၊ တရားတော်ဂုဏ် ကြီးမားပုံကို အကုန်အစင် ထင်စွာပြ
 ပါအံ့။ စက္ခုမတာ၊ ဗုဒ္ဓ၊ ဓမ္မ၊ သမန္တနှင့် ဉာဏ၊ ဒိဗ္ဗာ ဤငါးဖြာ
 သော စက္ခုရှိတော်မူသော မြတ်စွာဘုရားသည်။ သုဒေသိတော၊
 ကောင်းစွာ ဟောတော်မူအပ်သော။ အနုဗုဒ္ဓေါ၊ လျော်စွာ
 သိတော်မူအပ်သော။ ဓမ္မော၊ ဆယ်ပါးသော တရားတော်ကို။
 (အဓိဂန္ဓာ၊ ရ၍။) ပစ္စတ္တံ၊ အသီးအသီး ကိုယ်စီကိုယ်ငှ မိမိ၌။
 ဝေဒိတဗ္ဗော၊ သိအပ်-သိသင့်-သိထိုက်ပါ၏။ ဝါ။ ခံစားအပ်-ခံစား
 သင့်-ခံစားထိုက်ပါ၏။ ဟိ၊ ခံစားပုံကား။ အဟံ၊ သည်။ တုမေ-
 ဝ၊ အရှင်တို့သို့သာလျှင်။ ဥပါသမာနော၊ ဆည်းကပ်လျက်။
 အရိယာနံ၊ ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်
 တော်မူကုန်သော။ (ဗုဒ္ဓါနံ၊ တို့၏။ ဝါ၊ တို့သည်။) သုဘာသိ-
 တာနိ၊ ကောင်းစွာ ဟောတော်မူအပ်ကုန်သော။ (ဓမ္မာနိ၊ တို့ကို။
 တုမာကံ၊ တို့၏။ သန္တိကာ၊ အထံမှ။) သုတွာ၊ ကြားနာရ၍။ ဝါ၊
 ကြောင့်။

မဟာနုဘာဝေါ၊ သော။ မဟာဇုတိကော၊ သော။ တိဒိဝုပ-
 ပန္နော၊ သော။ သက္ကဿ၊ ၏။ ပုတ္တော၊ သည်။ အမှီ၊ ၏။
 (ဘဝန္တော၊ တို့။) တုမေ ပန၊ အရှင်တို့သည်ကား။ ဝါ၊ မှာ
 မူကား။ သေဌံ၊ အထူးသဖြင့် ချီးမွမ်းအပ် မြတ်သော။
 (ဗုဒ္ဓံ၊ ကို။) ဥပါသမာနာ၊ ဆည်းကပ်ကြကုန်လျက်။ အနုတ္တရံ၊
 သော။ ဗြဟ္မစရိယံ၊ ကို။ စရိတွာ၊ ကျင့်ကြကုန်၍။ ဝါ၊ ကျင့်ကြ
 ရပါကုန်လျက်။

ဟိနံ၊ သော။ ကာယံ၊ ဂန္ဓဗ္ဗနုတ်အပေါင်း၌။ ဥပပန္နာ၊
 ဖြစ်ကြရပါကုန်ပြီ။ ဘဝတံ၊ အရှင်တို့၏။ ဥပပတ္တိ၊ ဖြစ်ရခြင်း
 သည်။ အနာနုလောမာ၊ ရဟန်း၏အဖြစ်အား မလျော်ခဲ့ပါ။
 (ယေ မယံ၊ အကြင် အကျွန်ုပ်တို့သည်။) ဟိနကာယူပပန္နော၊
 ယုတ်ညံ့အောက်ကျသော ဂန္ဓဗ္ဗနုတ်အပေါင်း၌ ဖြစ်ရကုန်သော။
 သဟဓမ္မိကော၊ တို့ကို။ အဒ္ဓသာမ၊ တွေ့မြင်ကြရပါကုန်ပြီ။ (တေ
 မယံ၊ တို့သည်။) ဒုဒ္ဓိဋ္ဌရူပံ၊ မကောင်းသဖြင့် မြင်အပ်သည်၏
 အဖြစ်ဟူသော သဘောရှိသော အာရုံကို။ အဒ္ဓသာမ ဝတ၊
 ဪမြင်ကြရလေကုန်စွတကား။ ဝါ၊ ဪ။

ဘဝန္တော၊ အရှင်တို့။ (တုမေ၊ တို့သည်။) ဂန္ဓဗ္ဗကာယူပဂ-
 တာ၊ ဂန္ဓဗ္ဗနုတ်အပေါင်းသို့ ကပ်ရောက်ကြကုန်သည်။ (ဟုတွာ၊
 ကုန်၍။) ဒေဝါနံ၊ တို့အား။ ပါရိစရိယံ၊ လုပ်ကျွေးရာအရပ်သို့။
 ဝါ၊ လုပ်ကျွေးခြင်းငှါ။ အာဂစ္ဆထ၊ လာကြရပါကုန်၏။ (တုမေ၊
 တို့သည်။) အဂါရေ၊ အိမ်၌။ ဝသတော၊ နေရသော။ မယံ၊
 ၏။ ဣမံ ဝိသေသတံ၊ ဤ သင်တို့ထက် ထူးသည်၏အဖြစ်ကို။
 ပဿ၊ ရှုစမ်းကြပါကုန်လော့။

သော အဟံ၊ ထိုအကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေး၌။ ဝါ၊ က။
 ဣတ္ထိ၊ မိန်းမသည်။ ဟုတွာ၊ ၍။ အဇ္ဇေ၊ ဤအခါ၌။ ဝါ၊ ၌။
 ဒိဗ္ဗေဟိ၊ နတ်၌ဖြစ်ကုန်သော။ ကာမေဟိ၊ ကာမဂုဏ်တို့နှင့်။ ဝါ၊
 ကာမအစုတို့နှင့်။ ဝါ၊ ကာမအနှောင်အဖွဲ့တို့နှင့်။ သမဂ္ဂိဘူတော၊
 ပြည့်စုံသည်ဖြစ်၍ဖြစ်သော။ ပုမော၊ ယောက်ျားဟုအပ်သော။
 ဒေဝေါ၊ နတ်သားသည်။ အမှိ၊ ဖြစ်ရပါ၏။ ဣတိ၊ သို့။ အဝေါစ၊
 ပြီ။ ဂေါတမသာဝကေန၊ ဂေါတမမြတ်စွာဘုရား၏ တပည့်ဖြစ်
 သော ဂေါပကနတ်သားသည်။ စောဒိတာ၊ စောဒနာအပ်ကုန်
 သော။ ဝါ၊ တိုက်တွန်းနှိုးဆော်အပ်ကုန်သော။ တေ ဒေဝပုတ္တာ၊
 ထိုနတ်သားတို့သည်။ ဂေါပကံ၊ ဂေါပကနတ်သားသို့။ သမေစ္စ၊
 ကောင်းစွာ ရောက်ကြကုန်၍။ ဝါ၊ တွေ့ဆုံကြကုန်၍။ သံဝေဂံ၊
 ထိတ်လန့်ခြင်းသို့။ ဝါ၊ ထိတ်လန့်ကြောင်းဖြစ်သော သဟောတ္တပ္ပ-
 ဉာဏ်သို့။ အာပါဒံ၊ ရောက်ကြပါကုန်ပြီ။ (ကိံ၊ သို့။ အာပါ-
 ဒံ၊ ကုန်သနည်း?။

“ဟန္တ၊ ယခု။ မယံ၊ တို့သည်။ ဝိယာယာမ၊ အထူးအားဖြင့်
 အားထုတ်ကြပါကုန်စို့။ ဗျာယာမ၊ အလွန်အားဖြင့် အားထုတ်
 ကြပါကုန်စို့။ မယံ၊ တို့သည်။ ပရပေသာ၊ တပါးသော ပုဂ္ဂိုလ်

တို့၏ အစေအပါးတို့သည်။ မာ အဟုမ္မာ၊ မဖြစ်ရပါလို့ကုန်။
 ဝါ၊ မဖြစ်လို့ကြပါကုန်။ (ဣတိ၊ သို့။ သံဝေဂံ၊ သို့။ အာပါဒံ၊
 ကုန်ပြီ။ တေသံ ဂန္ဓဗ္ဗဒေဝပုတ္တာနံ၊ ထိုသုံးယောက်ကုန်သော
 ရဟန်းလူထွက် ဂန္ဓဗ္ဗနတ်သားတို့တင်။ ဒုဝေ၊ နှစ်ယောက်ကုန်
 သော။ (ဂန္ဓဗ္ဗဒေဝပုတ္တာ၊ တို့သည်။) ဂေါတမသာသနာနိ၊
 ဂေါတမမြတ်စွာဘုရား၏ အဆုံးမတော်ဟု ဆိုအပ်သော ပဌမ
 စျာန်တို့ကို။ အနုဿရံ၊ အဖန်ဖန် အောက်မေ့ကြကုန်လျက်။
 ဝိရိယံ၊ အားထုတ်ကြောင်းဖြစ်သော လုံ့လကို။ အာရတိံ သု၊
 အားထုတ်ကြပါကုန်ပြီ။

ဣဓေ ဣမသ္မိံ ဝေ ဒေဝလောကေ၊ ဤ တာဝတိံသာ
 နတ်ပြည်၌သာလျှင်။ စိတ္တာနိ၊ ငါးဖြာအာရုံ ကာမဂုဏ်တို့နှင့်
 ယှဉ်သော စိတ်တို့ကို။ ဝိရာဇယိတွာ၊ တပ်ခြင်းကင်းစေကြကုန်
 ၍။ ဝါ၊ စက်ဆုပ်ရွံရှာကြကုန်၍။ ကာမေသု၊ ဝတ္ထုကာမ၊
 ကိလေသကာမတို့၌။ အာဒိနဝံ၊ အပြစ်ကို။ အဒ္ဓသံသု၊ တွေ့မြင်
 ကြပါကုန်ပြီ။ တေ ဂန္ဓဗ္ဗဒေဝပုတ္တာ၊ ထို နှစ်ယောက်သော
 ရဟန်းလူထွက် ဂန္ဓဗ္ဗနတ်သားတို့သည်။ နာဂေါ၊ ဆင်သည်။
 သန္ဓာနိ၊ မြဲမြံစွာ ဖွဲ့ချည်အပ်ကုန်သော။ ဂုဏာနိ၊ ဖွဲ့ချည်အပ်
 သော ကြိုးတို့ကို။ (ဆိန္ဒတိ)ဣဝ၊ ဖြတ်သကဲ့သို့။ (တထာ၊ တူ။)
 ပါပိမယောဂါနိ၊ အချက်မဟုတ် အပျက်လုပ်သည့် နေက်ကြုတ်
 မာရ်နတ်သည် နှောင်ဖွဲ့အပ်ကုန်သော။ ဒုရစ္စယာနိ၊ ဆင်းရဲ
 သဖြင့် လွန်မြောက်အပ်ကုန်သော။ ဝါ၊ လွန်မြောက်ခြင်းငှါ
 ခဲယဉ်းကုန်သော။ ဝါ၊ လွန်မြောက်နိုင်ခဲကုန်သော။ ကာမသံ-
 ယောဇနဗန္ဓနာနိ၊ ကာမသံယောဇဉ်၊ ကာမအနှောင်အဖွဲ့တို့ကို။
 ဆေတွာ၊ ဖြတ်ကြကုန်၍။ တာဝတိံ သေ၊ တာဝတိံသာဘုံ၌
 ဖြစ်ကြကုန်သော။ ဒေဝေ၊ နတ်တို့ကို။ အတိက္ကမိံ သု၊ လွန်၍
 သွားကြပါကုန်ပြီ။ သဣန္ဒာ၊ အကြီးအမှူးဖြစ်သော သိကြားနှင့်
 တကွဖြစ်ကြကုန်သော။ သပဇာပတိကာ၊ အကြီးအမှူးဖြစ်သော
 ပဇာပတိနတ်မင်းနှင့် တကွဖြစ်ကြကုန်သော။ သဗ္ဗေ၊ ကုန်သော။
 ဒေဝါ၊ တို့သည်။ သုဓမ္မာယ၊ သုဓမ္မာအမည်ရှိသော။ သဘာယံ၊
 သဘင်၌။ ဥပဝိဋ္ဌာ၊ ဝင်ကြပါကုန်ပြီ။

တေသံ ဒေဝါနံ၊ ထို နတ်သားတို့သည်။ နိသိန္ဓာနံ၊ နေကြ
 ကုန်စဉ်။ (ဂန္ဓဗ္ဗဒေဝပုတ္တာ၊ နှစ်ယောက်သော ဂန္ဓဗ္ဗနတ်သား
 တို့သည်။) စိရာ၊ ကြာမြင့်စွာသော ရှေးကာလမှစ၍။ ဝါ၊

ကြာမြင့်စွာသော ရှေးရဟန်းဘဝမှစ၍။ ဝိရာဂါ၊ ပဌမဈာန်ဖြင့်
 တပ်ခြင်းကင်းကြကုန်သည်။ (ဟုတော၊ ကုန်၍။ ဣဒါနိ၊ ဌ။)
 ဝိရဇံ၊ ရာဂ၊ ဒေါသ၊ မောဟတည်းဟူသောမြူ၏ တပ်ခြင်း
 ကင်းကြောင်းဖြစ်သော အနာဂါမိမဂ်ကို။ ကရောန္တာ၊ ပြုကြ
 ကုန်လျက်။ ဝါ၊ ဖြစ်စေကြကုန်လျက်။ အဘိက္ကမိံသု၊ လွန်၍
 ဖြစ်ကြပါကုန်ပြီ။ ဒေဝါဘိဘူ၊ နတ်တို့ကို လွမ်းမိုးတတ်သော။
 ဝါသဝေါ၊ သိကြားသည်။ တေ ဂန္ဓဗ္ဗဒေဝပုတ္တော၊ တို့ကို။
 ဒိသ္မာ၊ မြင်ရ၍။ ဝါ၊ သော်။ ဝါ၊ ကြောင့်။ ဒေဝဂဏဿ၊ နတ်
 အပေါင်း၏။ မဇ္ဈေ၊ အလယ်၌။ သံဝေဂံ၊ ထိတ်လန့်ခြင်းကို။ ဝါ၊
 ထိတ်လန့်ကြောင်းဖြစ်သော သဟောတ္တပ္ပဉာဏ်ကို။ အကာသိ၊
 ပြုပြီ။

☸ (ကိံ၊ သို့။ အကာသိ၊ နည်း?။) “ဟိနကာယပပန္နာ၊
 ယုတ်ညံ့ အောက်ကျသော ဂန္ဓဗ္ဗနတ်အပေါင်း၌ ဖြစ်ကြကုန်
 သော။ ဣမေဟိ တေ ဒေဝပုတ္တာ၊ ဤနတ်သားတို့သည် သော်
 လည်း။ ဝါ၊ ဤ နတ်သားတို့ တန်မဲ့။ တာဝတိံ သေ၊ ကုန်သော။
 ဒေဝေ၊ တို့ကို။ အဘိက္ကမန္တိ၊ လွန်၍ သွားနိုင်ကြကုန်သေး ၏”။
 (ဣတိ၊ သို့။ သံဝေဂံ၊ ကို။ အကာသိ၊ ပြီ။) ဂေါပကော၊
 ဂေါပကအမည်ရှိသော။ သော ဒေဝပုတ္တော၊ သည်။ သံဝေဂ-
 ဇာဘဿ၊ ဖြစ်သော သံဝေဂရှိသော။ (သက္ကဿ၊ သိကြား၏။)
 ဝစော၊ စကားကို။ နိသမ္မ၊ ကြားနာရ၍။ ဝါသဝံ၊ သိကြားကို။
 အဇ္ဈဘာသိ၊ မိမိအလိုရှိအပ်သော အနက်ကို သိကြားကို သိစေ
 ခြင်းကို စွဲ၍ ရွတ်ဆိုပြီ။

(ကိံ၊ သို့။ အဇ္ဈဘာသိ၊ နည်း?။) ဇနိန္ဒ၊ နတ်တို့ကို
 အစိုးရသော သိကြားမင်း။ မနုဿလောကေ၊ လူ့ပြည်၌။
 ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ထင်ရှားမသွေ ရှိတော်မူခဲ့
 ပေ၏။ (သော ဗုဒ္ဓေါ၊ ကို။) ကာမာဘိဘူ၊ ဝတ္ထုကာမ၊
 ကိလေသကာမတို့ကို လွမ်းမိုးတော်မူတတ်သော။ သက္ကမုနီတိ၊
 သုဒ္ဓေါဒန သာကီဝင် ဘုရင်မင်းမြတ်၏ သားတော်ဖြစ်သော
 မြတ်စွာဘုရားဟူ၍။ ဉာယတိ၊ သိအပ်ပါ၏။ တဿေဝ ဗုဒ္ဓဿ၊
 ၏သာလျှင်။ ပုတ္တာ၊ သားတော်ဖြစ်ကုန်သော။ တေ ဂန္ဓဗ္ဗဒေဝ-
 ပုတ္တာ၊ တို့သည်။ သတိယာ၊ ပဌမဈာန်သတိမှ။ ဝိဟိနာ၊
 ယုတ်လျော့ရှာကြပါကုန်ပြီ။ တေ ဂန္ဓဗ္ဗဒေဝပုတ္တာ၊ တို့သည်။
 မယာ၊ အကျွန်ုပ်သည်။ ဝါ၊ က။ စောဒိတာ၊ တိုက်တွန်း

နှိုးဆော်အပ်ကုန်သည်။ ဟုတော့၊ ကုန်၍။) သတိ*၊ ပဌမဈာန သတိကို။ အဇ္ဈလတ္တံ၊ တဖန် ရကြပြန်ပါကုန်ပြီ။

တိဏ္ဍံ၊ သုံးယောက်ကုန်သော။ တေသံ ဂန္ဓဗ္ဗဒေဝပုတ္တာနံ၊ တို့တွင်။ ဧကေ၊ တယောက်သော။ (ဂန္ဓဗ္ဗဒေဝပုတ္တာ၊ သည်သာ။) ဧတ္ထ တေသ္မိ* ကာယေ၊ ဤ ဂန္ဓဗ္ဗနတ်အပေါင်း၌။ အာဝသိနော၊ အမြဲ နေရရှာသည်။ (ဇာတော၊ ဖြစ်ခဲ့ပါပြီ။) ဂန္ဓဗ္ဗကာယူပဂတော၊ ဂန္ဓဗ္ဗနတ်အပေါင်းသို့ ကပ်ရောက်ရသည်။ ဟုတော့၊ ၍။) ဝသိနော၊ နေရပါပြီ။ ဒေ၊ နှစ်ယောက်ကုန်သော။ (ဂန္ဓဗ္ဗဒေဝပုတ္တာ စ၊ တို့သည်သာ။) သမ္မောဓိပတာနုသာရိနော၊ နိဗ္ဗာန်၏ အကြောင်းဖြစ်သော အနာဂါမိမဂ်သို့ အစဉ်လိုက်နိုင် ကြကုန်သည်။ သမာဟိတတ္တာ၊ ဥပစာရသမာဓိ၊ အပုနာသ- မာဓိတို့ဖြင့် ကောင်းစွာ အာရုံ၌ထားအပ်ပြီးသော စိတ်ရှိကြ ကုန်သည်။ (ဟုတော့၊ ကုန်၍။) ဒေဝေဟိ၊ တာဝတိ* သာနတ်တို့ ကိုလည်း။ ဟိဋ္ဌေန္တိ၊ ကဲ့ရဲ့ရှုတ်ချကြပါကုန်၏။

ယဿ ဗုဒ္ဓဿ၊ ၏။ သာဝကော၊ တပည့်တို့သည်။ ဧတေဟိ ဂုဏေဟိ၊ ဤပဋိဝေဂဂုဏ်တို့နှင့်။ သမန္နာဂတာ၊ ပြည့်စုံကြကုန် သည်။ ဟောန္တိ၊ ဖြစ်ပါကုန်၏။ တဿ ဗုဒ္ဓဿ၊ ၏။ (ထည့်)။ ဧတ္ထ တေသ္မိ* သာသနော ၌။ ဓမ္မပုကာသနာ၊ တရားကိုပြခြင်း သည်။ တောဒိသိ၊ ဤ ပဋိဝေဂဂုဏ်နှင့် ပြည့်စုံခြင်းဟူသော ရှုအပ်သော သဘောရှိသည်။ (ဟောတိ၊ ဖြစ်ပါ၏။) တတ္ထ တေသု သာဝကေသု၊ တို့တွင်။ ကောစိ၊ တစုံတယောက် သော။ သာဝကော၊ သာဝကသည်။ န ကင်္ခတိ၊ ဘုရား၊ တရား၊ သံဃာအားဖြင့် သုံးပါးသော ရတနာ၊ သုံးပါးသော ရတနာတို့၏ လေးပါးသော အရပ်မျက်နှာတို့၌ အပိတ်အပင် အဆီးအတား အကန့်အကွက် အနှောင့်အယှက်မရှိသည်၏အဖြစ်၌ မယုံမှား ခဲ့ပါ၏။ ။ [ကိ*၊ နိပါတမတ္ထ] နိတိဏ္ဍဩဿံ၊ လွန်မြောက်အပ် ပြီးသော လေးပါးသော ဩဿရှိတော်မူသော။ ဝိစိကိစ္ဆာသိန္နံ၊ ပယ်ဖြတ်အပ်ပြီးသော ဝိစိကိစ္ဆာရှိတော်မူသော။ ဇိနံ၊ ဒေဝပုတ္တ၊ ကိလေသနှင့် ခန္ဓ၊ သင်္ခါရ်၊ မစ္စုမာရ်ဟု ငါးတန်သောမာရ်ကို လေးတန်သောမဂ်ဖြင့် အောင်တော်မူပြီးသော။ ဇနိန္နံ၊ သတ္တဝါ အပေါင်းတို့ကို အစိုးရတော်မူသော။ ဝါ၊ သတ္တဝါအပေါင်းတို့

ထက် မြတ်တော်မူသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ မယံ၊ တို့သည်။ နမဿာမ၊ ရှိခိုးကြပါကုန်၏။ (ဣတိ၊ သို့။ အဇ္ဈဘာသိ၊ ပြီ။)

ဣဓ ဣမသ္မိံ သာသနေ၊ ဤမြတ်စွာဘုရား၏ သာသနာတော်၌။ တေ ဂန္ဓဗ္ဗဒေဝပုတ္တာ၊ တို့သည်။ တေ၊ ရှင်တော်ဘုရား၏။ ယံ ဓမ္မံ၊ အကြင်တရားကို။ အညာယ၊ သိကြကုန်၍။ ဝိသေသံ၊ ထူးသော အနာဂါမိမဂ်၊ အနာဂါမိဖိုလ်ကို။ အဇ္ဈင်္ဂသု၊ ရကြပါကုန်ပြီ။ တေသံ ဂန္ဓဗ္ဗဒေဝပုတ္တာနံ၊ တို့တို့။ ဒုဝေ၊ ကုန်သော။ (ဂန္ဓဗ္ဗဒေဝပုတ္တာ၊ တို့သည်။) အမှာကံ၊ အကျွန်ုပ်တို့သည်။ ပဿန္တာနံယေဝ၊ မြင်ကြကုန်စဉ်သာလျှင်။ [နှစ်ပုဒ်ထည့်] ဗြဟ္မပုရောဟိတံ၊ ဗြဟ္မပုရောဟိတအမည်ရှိသော။ ကာယံ၊ ကိုယ်ကို။ အဓိဂန္ဓာ၊ ရကြကုန်၍။ [ထည့်] ဝိသေသဂု၊ ထူးသော အနာဂါမိမဂ်၊ အနာဂါမိဖိုလ်သို့ ရောက်ကြပါကုန်ပြီ။

မာရိသ၊ အဆိုးအရွဲ့ အကျိုးမဲ့ကို ချိုးဖဲ့လှမ်းမိုး အစွမ်းကိုးသည့် တန်းခိုးရှင်ဖြစ်တော်မူသော မြတ်စွာဘုရား။ (မယမ္ပိ၊ အကျွန်ုပ်တို့သည်လည်း။) တဿ ဓမ္မဿ၊ ထိုတရားသို့။ ပတ္တိယာ၊ ရောက်ခြင်းငှါ။ အာဂတာ၊ လာခဲ့ကြရကုန်သည်။ အမှာသိ၊ ဖြစ်ကြပါကုန်ပြီ။ မာရိသ၊ အကောက်မကြံ မဖောက်ပြန်ဘဲ သည်းခံတော်မူအပ်သော စည်းစိမ်ရှိသော မြတ်စွာဘုရား။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ကတာဝကာသ၊ ပြုအပ်ပြီးသော ခွင့်ပေးမှုရှိကုန်သော။ (မယံ၊ အကျွန်ုပ်တို့သည်။) ပဉ္စံ၊ သိခြင်းငှါအလိုရှိအပ်သော အနက်ကို။ ပုစ္ဆေမု၊ မေးလျှောက်ကြ ခိုပါကုန်၏။ ဝါ၊ မေးလျှောက်ကြပါရစေကုန်။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

၃၅၅။ အထ တသ္မိံ ကာလေ၊ သိကြားက လျှောက်ထားရာ ထိုအခါ၌။ ဘဂဝတော၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “အယံ ယက္ခော၊ ဤ သိကြားမင်းသည်။ ဒီသရတ္တံ၊ ရှည်မြင့်စွာသော နေ့၊ ညဉ့်ပတ်လုံး။ ဝိသုဒ္ဓေါ ခေါ၊ စင်ကြယ်သည်သာလျှင်။ ဝါ၊ စင်ကြယ်သော အလိုရှိသည်သာလျှင်။ ဝါ၊ ပြည့်စုံသော ဥပနိဿယရှိသည်သာလျှင်။ (ဟုတော၊ ၍။) ကိဉ္စိ၊ အလုံးစုံသော။ ယံ ပဉ္စံ၊ ကို။ မံ၊ ငါဘုရားကို။ ပုစ္ဆိယတိ၊ မေးလျှောက်လိမ့်လတ္တံ့ ။ သဗ္ဗံ၊ သော။ အတ္ထသဉ္စိတံယေဝ၊ အကျိုးနှင် စပ်ယှဉ်သည်သာလျှင်ဖြစ်သော။ တံ ပဉ္စံ၊ ကို။ ပုစ္ဆိယတိ၊ လတ္တံ့။ ။

အနတ္တသဉ္စိတံ၊ အကျိုးမဲ့နှင့် စပ်ယှဉ်သော။ ပဉ္စံ၊ ကို။ နော ပုစ္ဆိယတိ၊ မေးလိမ့် မည် မဟုတ်။ အဿ ယက္ခဿ၊ ၏။ ဝါ၊ သည်။ ပုဋ္ဌော၊ မေးလျှောက်အပ်သော။ အဟံ၊ ငါဘုရားသည်။ ယံ ပဉ္စံ၊ ကို။ ဗျာကရိဿာမိ၊ ဖြေဆိုတော်မူအံ့။ တံ ပဉ္စံ စ၊ ကိုလည်း။ (သော ယက္ခော၊ သည်။) ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ အာ-ဇာနိဿတိ၊ သိနိုင်လိမ့်လတ္တံ့။”။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

၉၅၆။ အထ ပစ္စာ၊ ခွဲ။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့၏။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ ပြီ။ ကိံ၊ သို့။ အဇ္ဈဘာသိ၊ နည်း?။

“ဝါသဝ၊ သိကြား။ (တံ၊ သည်။) ကိဉ္စိ၊ သော။ ယံ ပဉ္စံ၊ ကို။ မနသိ၊ ခွဲ။ (ပုစ္ဆိတံ၊ ငှါ။) တနည်း။ မနသာ၊ စိတ်ဖြင့်။ (ပုစ္ဆိတံ၊ ငှါ။) ဣစ္စသိ၊ အလိုရှိခဲ့၏။ (တံ ပဉ္စံ၊ ကို။) မံ၊ ကို။ ပုစ္ဆံ၊ လော့။ အဟံ၊ ငါဘုရားသည်။ ဧတ၊ သင်၏။ တဿ တသေဝ ပဉ္စဿ၊ ထိုထိုပြုသနာ၏သာလျှင်။ အန္တံ၊ အဆုံးကို။ ကရောမိ၊ ပြုတော်မူအံ့။”။ ဣတိ၊ သို့။ အဇ္ဈဘာသိ၊ ပြီ။

၉၅၇။ ဘဂဝတာ၊ သည်။ ကတာဝကာသော၊ သော။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ပဌမံ၊ ရှေးဦးစွာသော။ ဣမံ၊ ပဉ္စံ၊ ကို။ အပုစ္ဆံ၊ မေးလျှောက်ပြီ။ ကိံ၊ သို့။ အပုစ္ဆံ၊ နည်း?။

“မာရိယ၊ ရား။ ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။ မနုဿာ စ၊ လူတို့ သည်လည်းကောင်း။ အသုရာ စ၊ အသုရာတို့သည်လည်းကောင်း။ နာဂါ စ၊ နဂါးတို့သည်လည်းကောင်း။ ဂန္ဓဗ္ဗာ စ၊ ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း။ အညော၊ နတ်၊ လူ၊ အသုရာ၊ နဂါး၊ ဂန္ဓဗ္ဗနတ်တို့မှ တပါးကုန်သော။ ပုထု၊ များစွာကုန် သော။ ယေ ကာယာ၊ အကြင် သတ္တဝါအပေါင်းတို့သည်။ သန္တိ၊ ကုန်၏။ ဧတ ကာယာ စ၊ ထိုသတ္တဝါအပေါင်းတို့သည်လည်းကောင်း။ ‘(မယံ၊ ငါတို့သည်။) အဝေရာ၊ ကိုယ်ပ၊ ကိုယ်တွင်း ရန်ကင်းကြကုန်သည်။ အဒဏ္ဍာ၊ လက်နက်ဒဏ်၊ ဥစ္စာဒဏ်မှ ကင်းကြကုန်သည်။ အသပတ္တာ၊ ရက္ခိဿ်ကဲ့သို့ အဟိတ၊ အသုခသို့ ရောက်စေတတ်သောရန်သူမှ ကင်းကြကုန်သည်။ အဗျာပဇ္ဇာ၊ စိတ်၏ ဖောက် ပြန်ခြင်းသို့ ရောက်ကြောင်းဖြစ်သော စိတ်ဆင်းရဲခြင်း မရှိကြကုန်သည်။ အဝေရိနော၊ ရန်သူမရှိကြကုန်သည်။ (ဟုတွာ၊ ဖြစ်ကုန်၍။) ဝိဟရေမု၊ နေလို ကြပါကုန်၏။ ဣတိ မနသိကတွာ၊ ကုန်၍။ (ဒါနံ၊ ဒါနကို။ ဒတွာ စ၊ ပေးလှူ ပြီးကြကုန်၍လည်းကောင်း။ ပူဇံ၊ ပူဇော်ခြင်းကို။ ကတွာ စ၊ ပြုကြကုန်ပြီး

၍လည်းကောင်း။ ပတ္တယန္တိ၊ တောင့်တကြကုန်၏။) နေသံ သတ္တာနံ၊ ထို့ သတ္တဝါတို့အား။ ဣတိ၊ ဤသို့သော တောင့်တခြင်းသည်။ စေ ဟောတိ၊ အကယ်၍ဖြစ်ငြားအံ့။

အထ စ ပန၊ ထိုသို့ပင် တောင့်တကြပါကုန်သော်လည်း။ ကိံ သံယောဇနာ၊ အဘယ်သို့သော သံယောဇဉ်ရှိကြကုန်သည်။ ဝါ၊ အဘယ်သို့သော ကြီးသည် ဖွဲ့တုတ် ချည်နှောင်အပ်ကုန်သည်။ (ဟုတ္တာ၊ ကုန်၍။) သဝေရာ၊ ရန်နှင့် တကွ ဖြစ်ကြကုန်သည်။ ဝါ၊ ရန်ရှိကြကုန်သည်။ သဒဏ္ဍာ၊ လက်နက်ဒဏ် ဥစ္စာဒဏ်နှင့်ဘကွ ဖြစ်ကြကုန်သည်။ ဝါ၊ ရှိကြကုန်သည်။ သသပတ္တာ၊ ရက္ခိသ် ကံသို့ အဟိတ အသုခသို့ ရောက်စေတတ်သော ရန်သူနှင့်တကွ ဖြစ်ကြကုန်သည်။ ဝါ၊ ရှိကြကုန်သည်။ သဗျာပဇ္ဇာ၊ စိတ်၏ ဖောက်ပြန်ခြင်းသို့ ရောက်ကြောင်း ဖြစ်သော စိတ်ဆင်းရဲခြင်းရှိကြကုန်သည်။ သဝေရိနော၊ ရန်သူနှင့်တကွဖြစ်ကြ ကုန်သည်။ ဝါ၊ ရန်သူရှိကြကုန်သည်။ (ဟုတ္တာ၊ ကုန်၍။) ဝိဟရန္တိ န ခေါ၊ နေကြရပါကုန်သနည်း။ ဣတိ၊ သို့။ အပုစ္ဆိ၊ မေးပြီ။ ဣတ္ထိ၊ သို့။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ပဉ္စ၊ ကို။ အပုစ္ဆိ၊ မေးလျှောက်ပြီ။ ဘဂဝါ၊ သည်။ တဿ သက္ကဿ၊ အား။ ဝါ၊ သည်။ ပဉ္စ၊ ကို။ ပုဋ္ဌော၊ မေးအပ်သည်။ (သမာနော၊ သေ။) ဗျာကာသိ၊ ဖြေဆိုတော် မူပြီ။ ကိံ၊ သို့။ ဗျာကာသိ၊ နည်း?။

“ဒေဝါနမိန္ဒ၊ သိကြားမင်း။ ဒေဝါ စ၊ တို့သည်လည်းကောင်း။ မနုဿာ စ၊ တို့သည်လည်းကောင်း။ အသုရာ စ၊ တို့သည်လည်းကောင်း။ နာဂါ စ၊ တို့သည်လည်းကောင်း။ ဂန္ဓဗ္ဗာ စ၊ တို့သည်လည်းကောင်း။ အညေ၊ ကုန်သော။ ပုထု၊ ကုန်သော။ ယေ ကာယာ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေ ကာယာ စ၊ တို့သည်လည်းကောင်း။ (မယံ၊ တို့သည်။) အဝေရာ၊ ကုန်သည်။ အဒဏ္ဍာ၊ ကုန်သည်။ အသပတ္တာ၊ ကုန်သည်။ အဗျာပဇ္ဇာ၊ ကုန်သည်။ အဝေရိနော၊ ကုန်သည်။ (ဟုတ္တာ၊ ကုန်၍။) ဝိဟရေမု၊ ကုန်၏။ ဣတိ မနသိကတာ။ ကုန်၍။ (ဒါနံ၊ ကို။ ဒတာ စ၊ ကုန်၍လည်းကောင်း။ ပုဇံ၊ ကို။ ကတာ စ၊ ကုန်၍လည်းကောင်း။ ပတ္တယန္တိ၊ ကုန်၏။) နေသံ သတ္တာနံ၊ တို့အား။ ဣတိ၊ သည်။ စေ ဟောတိ၊ အံ့။

အထ စ ပန၊ ကုန်သော်လည်း။ ဣဿာမစ္ဆရိယသံယောဇနာ၊ ဣဿာ၊ မစ္ဆရိယ ဟူသော သံယောဇဉ် ရှိကြကုန်သည်။ ဝါ၊ ဣဿာ၊ မစ္ဆရိယဟူသော-ကြီးသည် ဖွဲ့တုတ် ချည်နှောင်အပ်ကုန်သည်။ (ဟုတ္တာ၊ ကုန်၍။) သဝေရာ၊ ကုန်သည်။ သဒဏ္ဍာ၊ ကုန်သည်။ သသပတ္တာ၊ ကုန်သည်။ သဗျာပဇ္ဇာ၊ ကုန်သည်။ သဝေရိနော၊ ကုန်သည်။ (ဟုတ္တာ။ ကုန်၍။) ဝိဟရန္တိ၊ နေကြကုန်၏။”

ဣတိ၊ သို့။ ဗျာကာသိ၊ ပြီ။ ဣတ္ထံ၊ ဤသို့။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယ၊ သော။ သက္ကဿ၊ အား။ ဝါ၊ သည်။ ပဉ္စံ၊ ကို။ ပုဋ္ဌော၊ သည်။ (သမာနေော၊ သော်။) ဗျာကာသိ၊ ပြီ။ ဒေဝါနံ၊ တို့၏။ ဣန္ဒြော၊ သော။ သက္ကော၊ သည်။ အတ္တမနေော၊ မိမိစိတ်၌ရှိသည်။ ဝါ၊ ပီတံ၊ သောမနဿ တို့သည် ယူအပ်သောစိတ်ရှိသည်။ (ဟုတော၊ ရှိ။) ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ဟောတော်မူအပ်သော စကားတော်ကို။ အဘိနန္ဒိ၊ ဝမ်းမြောက်နှစ်သက် ရှင်အားတက်လျက် လက်ခံသိမ်းပိုက်ပြီ။ အနုမောဒိ၊ အဖန်ဖန် ဝမ်းမြောက်ပြီ။ ကိံ ဝစနံ၊ ကို။ ဝတော၊ လျှောက်၍။ အဘိနန္ဒိ၊ နည်း?။ အနုမောဒိ၊ နည်း?။ “ဘဂဝါ၊ ရား။ ဧတံ ဝစနံ၊ ဤ မိန့်တော်မူအပ်သော စကားသည်။ ဧဝံ၊ ဤသို့ အမိန့်တော်အတိုင်း မှန်လှပါ၏။ သုဂတ၊ ရား။ ဧတံ ဝစနံ၊ သည်။ ဧဝံ၊ ပါ၏။ ဧတ္ထ ဧတသ္မိံ ပဋ္ဌေ၊ ၌။ ဘဂဝတော၊ ၏။ ပဉ္စာဝေယျာကရဏံ၊ ပြဿနာကို ဖြေဆိုတော်မူခြင်းကို။ သုတော၊ ကြားနာရ၍။ ဝါ၊ သော်။ ဝါ၊ ခြင်းကြောင့်။ မေ၊ သည်။ ကခါ၊ ယုံမှားခြင်းကို။ တိဏ္ဏာ၊ လွန်မြောက်အပ်ပါပြီ။ မေ၊ ၏။ ကထံကထာ၊ အသို့နည်း အသို့နည်းဟု တွေးတောယုံမှားခြင်းသည်။ ဝိဂတော၊ ကင်းခဲ့ပါပြီ။” ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတော၊ လျှောက်၍။ အဘိနန္ဒိ၊ ပြီ။ အနုမောဒိ၊ ပြီ။

၃၅၈။ ဣတိ၊ ဤသို့သာလျှင်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြော၊ သော။ သက္ကော၊ သည်။ ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ကို။ အဘိနန္ဒိတော၊ ပြီး၍။ အနုမောဒိတော၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ ဥတ္တရိ၊ အလွန်ဖြစ်သော။ ပဉ္စံ၊ ကို။ အပုစ္ဆိ၊ မေးလျှောက်ပြန်ပြီ။

ကိံ၊ သို့။ အပုစ္ဆိ၊ နည်း?။ “မာရိယ၊ ရား။ ဣဿာမစ္ဆရိယံ၊ သည်။ ကိံ ဒါနံ၊ အဘယ်တရားဟူသော အပ်နှင်းတတ်သော အကြောင်းရှိပါသနည်း?။ ကိံ သမုဒယံ၊ အဘယ်တရားဟူသော ဖြစ်ရာအကြောင်းရှိပါသနည်း?။ ကိံ ဇာတိကံ၊ အဘယ်တရားဟူသော ဖြစ်ရာဇာတ်ရှိပါသနည်း?။ ကိံ ပဘဝံ၊ အဘယ်သို့သော ဖြစ်ရာအမှုန်ရှိပါသနည်း?။ ကိံ သ္မိံ၊ အဘယ်တရားသည်။ သတိ၊ ရှိခဲ့သော်။ ဣဿာမစ္ဆရိယံ၊ သည်။ ဟောတိ၊ ဖြစ်ပါသနည်း?။ ကိံ သ္မိံ၊ သည်။ အသတိ၊ သော်။ ဣဿာမစ္ဆရိယံ၊ သည်။ န ဟောတိ၊ မဖြစ်ပါသနည်း?။” ဣတိ၊ သို့။ အပုစ္ဆိ၊ ပြီ။

(ဧဝံ၊ သို့။ ပုစ္ဆိတေ၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့၏။ ဣန္ဒြံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒ၊ သိကြား။ ဣဿာမစ္ဆရိယံ၊ သည်။ ပိယာပိယနိဒါနံ၊ ချစ်အပ်သော သတ္တဝါ၊ သင်္ခါရ၊ မချစ်အပ်သော သတ္တဝါ၊ သင်္ခါရဟူသော အပ်နှင်းတတ်သော အကြောင်းရှိ၏။ ပိယာပိယသမုဒယံ၊ ချစ်အပ်သော သတ္တဝါ၊ သင်္ခါရ၊

မချစ်အပ်သော သတ္တဝါ၊ သင်္ခါရဟူသော ဖြစ်ရာအကြောင်းရှိ၏။ ပိယာပိယ-
 ဇာတိကံ...ရဟူသော ဖြစ်ရာဇာတ်ရှိ၏။ ပိယာပိယပဘဝံ...ရဟူသော ဖြစ်ရာ
 အမှုန်ရှိ၏။ ပိယာပိယေ၊ သည်။ သတိ၊ ခဲ့သော်။ ဣဿာမစ္ဆရိယံ၊ သည်။
 ဟောတိ၊ ၏။ ပိယာပိယေ၊ သည်။ အသတိ၊ သော်။ ဣဿာမစ္ဆရိယံ၊ သည်။
 န ဟောတိ၊ မဖြစ်”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။
 ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။
 “မာရိယ၊ ရား။ ပိယာပိယံ၊ ချစ်အပ်သော သတ္တဝါ၊ သင်္ခါရ၊ မချစ်အပ်သော
 သတ္တဝါ၊ သင်္ခါရသည်။ ကိံ နိဒါနံ၊ အဘယ်တရားဟူသော အပ်နှင်းတတ်သော
 အကြောင်းရှိပါသနည်း?။ ကိံ သမုဒယော၊ အဘယ်တရားဟူသော ဖြစ်ရာ
 အကြောင်းရှိပါသနည်း?။ ကိံ ဇာတိကံ၊ အဘယ်တရားဟူသော ဖြစ်ရာဇာတ်ရှိပါ
 သနည်း?။ ကိံ ပဘဝံ၊ အဘယ်သို့သော ဖြစ်ရာအမှုန်ရှိပါသနည်း?။ ကိံ သိဉ္စိံ၊
 အဘယ်တရားသည်။ သတိ၊ သော်။ ပိယာပိယံ၊ သည်။ ဟောတိ၊ နည်း?။
 ကိံ သိဉ္စိံ၊ သည်။ အသတိ၊ သော်။ ပိယာပိယံ၊ သည်။ န ဟောတိ၊ နည်း?”။
 ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊
 တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။
 အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒ၊ သိကြား။ ပိယာပိယံ၊ သည်။ ဆန္ဒနိဒါနံ၊ ဆန္ဒ
 ဟူသော အပ်နှင်းတတ်သော အကြောင်းရှိ၏။ ဝါ၊ အလိုရှိတတ်သော တဏှာဟူ
 သော အပ်နှင်းတတ်သော အကြောင်းရှိ၏။ ဆန္ဒသမုဒယံ၊ ၏။ ဆန္ဒဇာတိကံ၊
 ၏။ ဆန္ဒပဘဝံ၊ ၏။ ဆန္ဒေ၊ သည်။ သတိ၊ သော်။ ပိယာပိယံ၊ သည်။ ဟောတိ၊
 ၏။ ဆန္ဒေ၊ သည်။ အသတိ၊ သော်။ ပိယာပိယံ၊ သည်။ န ဟောတိ၊ မဖြစ်”။
 ဣတိ၊ သို့။ အဝေါစ၊ မပြန်ပြီ။

(ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊
 သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊
 နည်း?။ “မာရိယ၊ ရား။ ဆန္ဒော၊ သည်။ ကိံ နိဒါနော၊ ပါသနည်း?။ ကိံ သမု-
 ဒယော၊ နည်း?။ ကိံ ဇာတိကော၊ နည်း?။ ကိံ ပဘဝေါ၊ နည်း?။ ကိံ သိဉ္စိံ၊
 သည်။ သတိ၊ သော်။ ဆန္ဒော၊ သည်။ ဟောတိ၊ နည်း?။ ကိံ သိဉ္စိံ၊ သည်။
 အသတိ၊ သော်။ ဆန္ဒော၊ သည်။ န ဟောတိ၊ နည်း?”။ ဣတိ၊ သို့။ အဝေါစ၊
 ပြန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊
 သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊
 နည်း?။ ဒေဝါနမိန္ဒ၊ သိကြား။ ဆန္ဒော၊ သည်။ ဝိတက္ကနိဒါနော၊ ဝိတက်ဟူသော
 အပ်နှင်းတတ်သော အကြောင်းရှိ၏။ ဝါ၊ ကြံဆလျက် ဆုံးဖြတ်တတ်သော
 တဏှာဟူသော အပ်နှင်းတတ်သော အကြောင်းရှိ၏။ ဝိတက္ကသမုဒယော၊ ၏။

ဝိတက္ကဇာတိကော၊ ၏။ ဝိတက္ကပဘဝေါ၊ ၏။ ဝိတက္ကော၊ သည်။ သတိ၊ သော်။ ဆန္ဒော၊ သည်။ ဟောတိ၊ ၏။ ဝိတက္ကော၊ သည်။ အသတိ၊ သော်။ ဆန္ဒော၊ သည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ အဝေါစ၊ မပြန်ပြီ။

(ဧဝံ သို့။ ဝုတ္တော၊ သော်။ ဒေါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “မာရိယ၊ ရား။ ဝိတက္ကော၊ သည်။ ကိံ နိဒါနော၊ နည်း?။ ကိံ သမုဒယော၊ နည်း?။ ကိံ ဇာတိကော၊ နည်း?။ ကိံ ပဘဝေါ၊ နည်း?။ ကိံ သို့၊ သည်။ သတိ၊ သော်။ ဝိတက္ကော၊ သည်။ ဟောတိ၊ နည်း?။ ကိံ သို့၊ သည်။ အသတိ၊ သော်။ ဝိတက္ကော၊ သည်။ န ဟောတိ၊ နည်း?”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ (ဧဝံ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ဒေါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေါနမိန္ဒ၊ သိကြား။ ဝိတက္ကော၊ သည်။ ပပဉ္စသညာသင်္ခါနိဒါနော၊ မိမိကိန်းရာ ခန္ဓာအစဉ်ကို သံသရာ၌ ချဲ့ထွင်တတ်သော တဏှာနှင့် ယှဉ်သော သညာအစုဟူသော အပ်နှင်းတတ်သော အကြောင်းရှိ၏။ ဝါ၊ မိမိကိန်းရာသတ္တဝါကို ရတ္တဟု ထင်စွာပြုတတ်သော တဏှာနှင့် ယှဉ်သော သညာအစုဟူသော အပ်နှင်းတတ်သော အကြောင်းရှိ၏။ ပပဉ္စသညာ သင်္ခါသမုဒယော၊ ၏။ ပပဉ္စသညာသင်္ခါဇာတိကော၊ ၏။ ပပဉ္စ သညာသင်္ခါပဘဝေါ၊ ၏။ ပပဉ္စသညာသင်္ခါယ၊ မိမိကိန်းရာခန္ဓာအစဉ်ကို သံသရာ၌ ချဲ့ထွင်တတ်သော တဏှာနှင့်ယှဉ်သော သညာအစုသည်။ ဝါ၊ မိမိ၏ ကိန်းရာသတ္တဝါကို ရတ္တဟု ထင်စွာပြုတတ်သော တဏှာနှင့်ယှဉ်သော သညာအစုသည်။ သတိ၊ သော်။ ဝိတက္ကော၊ သည်။ ဟောတိ၊ ၏။ ပပဉ္စသညာသင်္ခါယ၊ သည်။ အသတိ၊ သော်။ ဝိတက္ကော၊ သည်။ န ဟောတိ၊ နိုင်”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။

(ဧဝံ သို့။ ဝုတ္တော၊ သော်။ ဒေါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “မာရိယ၊ ရား။ ကထံ၊ အဘယ်သို့။ ဝါ၊ ဘယ်ပုံ။ ဝါ၊ အဘယ်သို့သော အပြားအားဖြင့်။ ပဋိပန္နော၊ ကျင့်သော။ ဘိက္ခု၊ သည်။ ပပဉ္စသညာသင်္ခါနိရောဓသာရပုဂါမိနိံ၊ မိမိကိန်းရာခန္ဓာအစဉ်ကို သံသရာ၌ ချဲ့ထွင်တတ်သော တဏှာနှင့်ယှဉ်သော သညာအစု၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်အား လျှောက်ပတ်သော ဝိပဿနာ၊ မိမိကိန်းရာ ခန္ဓာအစဉ်ကို သံသရာ၌ ချဲ့ထွင်တတ်သော တဏှာနှင့်ယှဉ်သော သညာအစု၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် သွားရောက်တတ်သော မဂ်ဟုဆိုအပ်သော။ ဝါ၊ မိမိကိန်းရာသတ္တဝါကို ရတ္တဟု ထင်စွာပြုတတ်သော တဏှာနှင့် ယှဉ်သော သညာအစု၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်အား လျှောက်ပတ်သော ဝိပဿနာ၊ မိမိကိန်းရာသတ္တဝါကို ရတ္တဟု ထင်စွာပြု

တတ်သော တဏှာနှင့်ယှဉ်သောသညာအစု၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်၌ အာရုံ ပြုသောအားဖြင့် ဖြစ်သော မဂ်ဟု ဆိုအပ်သော။ ပဋိပဒါ အကျင့်ကို။ ဤ၌ ပါဠိတော် မှအစောင်စောင်နှင့် အဋ္ဌကထာများပါ ပါဠိပျက်လျက် ရှိကြ သည်။ ယခု ယောဇနာခွဲသောပါဠိများကိုသာ ပါဠိဟောင်းဟု မှတ်ယူရမည်။ ပဋိပန္နော၊ ကျင့်သည်မည်သည်။ ဟောတိ ပန၊ ဖြစ်ပါသနည်း?။ ဣတိ၊ သို့။ အပေါစ၊ ပြန်ပြီ။

ဝေဒနာကမ္မဋ္ဌာန

၃၅၉။ (ဝေံ၊ သို့။ ဝုတ္တံ၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အပေါစ၊ မှပြန်ပြီ။) ကိံ၊ သို့။ အပေါစ၊ နည်း?။ “ဒေဝါနမိန္ဒ၊ သိကြား။ အဟံ၊ ငါဘုရားသည်။ သောမနဿမ္ပိ၊ သောမနဿကို လည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော သောမနဿကိုလည်းကောင်း။ အသေဝိ- တဗ္ဗမ္ပိ၊ မမှီဝဲအပ်သော သောမနဿကိုလည်းကောင်း။ ဣတိ၊ သို့။ ဒုဝိဇေန၊ နှစ်ပါးအပြားအားဖြင့်။ ဝဒါမိ၊ ဟောတော်မူ၏။ ဒေဝါနမိန္ဒ၊ သိကြား။ အဟံ၊ သည်။ ဒေါမနဿမ္ပိ၊ ကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ဒေါမနဿကို လည်းကောင်း။ အသေဝိတဗ္ဗမ္ပိ၊ မမှီဝဲအပ်သော ဒေါမနဿကိုလည်းကောင်း။ ဣတိ၊ သို့။ ဒုဝိဇေန၊ အားဖြင့်။ ဝဒါမိ၊ မူ၏။ ဒေဝါနမိန္ဒ၊ သိကြား။ အဟံ၊ သည်။ ဥပေက္ခမ္ပိ၊ ဥပေက္ခာကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ဥပေက္ခာကို လည်းကောင်း။ အသေဝိတဗ္ဗမ္ပိ၊ ကိုလည်းကောင်း။ ဣတိ၊ သို့။ ဒုဝိဇေန၊ ဖြင့်။ ဝဒါမိ၊ မူ၏။

၃၆၀။ သောမနဿမ္ပဟံ ဒေဝါနမိန္ဒ၊ ဒုဝိဇေန ဝဒါမိ သေဝိတဗ္ဗမ္ပိ အသေဝိ- တဗ္ဗမ္ပိတိ၊ သောမနဿမ္ပဟံ။ ပ။ အသေဝိတဗ္ဗမ္ပိ ဟူ၍။ ဣတိ ခေါ ပန၊ ဤသို့သာ လျှင်။ ဧတံ ဝစနံ၊ ဤစကားကို။ (တထာဂတေန၊ ငါဘုရားသည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။ ကိဉ္စ၊ အဘယ်အနက်သတောကို။ ပဋိစ္စ၊ ရည်မှန်းတော်မူ၍။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ နည်း?။ (ဒုဝိဇေ၊ နှစ်ပါးအပြားရှိသော။) တတ္ထ တသ္မိံ သောမနဿေ၊ ထိုသေဝိတဗ္ဗသောမနဿ၊ အသေဝိတဗ္ဗသော- မနဿတွင်။ ယံ သောမနဿံ၊ ကို။ ဧညာ၊ သိရာ၏။ ကိံ၊ သို့။ ဧညာ၊ နည်း?။ “ဣမံ သောမနဿံ၊ ကို။ သေဝတော၊ မှီဝဲသော။ မေ၊ ငါ့အား။ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ အဘိဝုဒ္ဓန္တိ၊ တိုးပါးကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ဆုတ်ယုတ်ကြကုန်၏။” ဣတိ၊ သို့။ ဧညာ၊ ရာ၏။ ဝေရူပံ၊ ဤသို့သဘောရှိသော။ သောမနဿံ၊ ဂေဟ- သိတုသောမနဿကို။ န သေဝိတဗ္ဗံ၊ မမှီဝဲအပ်-မမှီဝဲသင့်-မမှီဝဲထိုက်။ (ဒုဝိဇေ၊

သော။)တတ္ထ တသ္မိံ သောမနဿေ၊ တွင်။ ယံ သောမနဿံ၊ ကိ။ ဧညာ၊ ရာဇိ။ ကိံ၊ သ္မိ။ ဧညာ၊ နည်း?။ “ဣမံ သောမနဿံ၊ ကိ။ သေဝတော၊ သော။ မေ၊ အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏”။ ဣတိ၊ သ္မိ။ ဧညာ၊ ရာဇိ။ ဝေရူပံ၊ သော။ သောမနဿံ၊ နေက္ခမ္မသိတသောမနဿကိ။ သေဝိတဗ္ဗံ၊ ထိုက်၏။ တတ္ထ တသ္မိံ သောမနဿေ၊ ထိုနေက္ခမ္မသိတသောမနဿတွင်။ ယံ သောမနဿံ၊ သည်။ [စေသဒ္ဓါ နိပါတ်မျှသာ] သဝိတက္ကံ၊ ဝိတက်နှင့်လည်း တက္ခုဖြစ်၏။ ဝါ၊ ဝိတက်လည်း ရှိ၏။ သဝိစာရံ၊ ဝိစာရနှင့်လည်း တက္ခုဖြစ်၏။ ဝါ၊ ဝိစာရလည်း ရှိ၏။ ယံ သောမနဿံ၊ သည်။ အဝိတက္ကံ၊ ဝိတက်လည်း မရှိ။ အဝိစာရံ၊ ဝိစာရလည်း မရှိ။ တေသု သောမနဿေသု၊ ထိုသဝိတက္ကသဝိစာရသောမနဿ၊ အဝိတက္ကအဝိစာရသောမနဿတို့တွင်။ (ထည့်သည်) ယေ သောမနဿေ၊ သည်။ အဝိတက္ကေ၊ ဝိတက်လည်း မရှိ။ အဝိစာရေ၊ မရှိ။ တေ သောမနဿေ၊ ထိုဝိတက်လည်းမရှိ၊ ဝိစာရလည်းမရှိသော သောမနဿသည်သာ။ ပဏိတတရေ၊ အထူးသဖြင့် မြတ်၏။ သောမနဿမ္မဟံ။ ပ။ အသေဝိတဗ္ဗမ္ပိတိ၊ ဟူ၍။ ဣတိ၊ သ္မိ။ ယံ တံ ဝစနံ၊ အကြင်စကားကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ ပြီ။ ဇေတံ ဝစနံ၊ ကိ။ ဣဒံ အတ္ထဇာတံ၊ ဤအနက် သဘောကို။ ပဋိစ္စံ၊ မူ၍။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။

၃၆၁။ ဒေါမနဿမ္မဟံ။ ပ။ အသေဝိတဗ္ဗမ္ပိတိ၊ ဟူ၍။ ဣတိ ခေါ ပန၊ သ္မိသာ လျှင်။ ဇေတံ ဝစနံ၊ ကိ။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဇေတံ ဝစနံ၊ ကိ။ ကိဉ္ဇ၊ ကိ။ ပဋိစ္စံ၊ မူ၍။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ နည်း?။ (ဒုဝိဓေ၊ သော။) တတ္ထ တသ္မိံ ဒေါမနဿေ၊ တွင်။ ယံ ဒေါမနဿံ၊ ကိ။ ဧညာ၊ ရာဇိ။ ကိံ၊ သ္မိ။ ဧညာ၊ နည်း?။ “ဣမံ ဒေါမနဿံ၊ ကိ။ သေဝတော၊ သော။ မေ၊ အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏”။ ဣတိ၊ သ္မိ။ ဧညာ၊ ရာဇိ။ ဝေရူပံ၊ သော။ ဒေါမနဿံ၊ ဂေဟသိတဒေါမနဿကိ။ န သေဝိတဗ္ဗံ၊ ထိုက်။ (ဒုဝိဓေ၊ သော။) တတ္ထ တသ္မိံ ဒေါမနဿေ၊ တွင်။ ယံ ဒေါမနဿံ၊ ကိ။ ဧညာ၊ ရာဇိ။ ကိံ၊ သ္မိ။ ဧညာ၊ နည်း?။ ဣမံ ဒေါမနဿံ၊ ကိ။ သေဝတော၊ သော။ မေ၊ အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏”။ ဣတိ၊ သ္မိ။ ဧညာ၊ ရာဇိ။ ဝေရူပံ၊ သော။ ဒေါမနဿံ၊ နေက္ခမ္မသိတဒေါမနဿကိ။ သေဝိတဗ္ဗံ၊ ထိုက်၏။ တတ္ထ တသ္မိံ ဒေါမနဿေ၊ ထိုနေက္ခမ္မသိတဒေါမနဿတွင်။ သဝိတက္ကံ၊ သော။ သဝိစာရံ၊ သော။ ယံ ဒေါမနဿံ၊ အကြင်ဒေါမနဿသည်လည်းကောင်း။ အဝိတက္ကံ၊ သော။ အဝိစာရံ၊ သော။ ယံ ဒေါမနဿံ၊ သည်လည်းကောင်း။ အတ္ထိ၊ ၏။ (ဒွိသု၊

ကုန်သော။ တေသု ဒေါမနဿေသု၊ တို့တွင်။) အဝိတက္ကော သော။ အဝိစာရေ သော။ ယေ ဒေါမနဿေ၊ သည်။ (အတ္တံ၊ ၎င်း။) တေ ဒေါမနဿေ၊ သည်သာ။ ပဏိတတရေ၊ ၎င်း။ ဒေါမနဿမ္မာဟံ။ပ။ အသေဝိတဗ္ဗမ္မိတံ၊ ဟူ၍။ ဣတံ၊ သို့။ ယံ တံ ဝစနံ၊ ကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။ ဣဒံ အတ္ထဇာတံ၊ ကို။ ပဋိစ္စ၊ မူ၍။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။

၃၆၂။ ဥပေက္ခမ္မာဟံ။ပ။ အသေဝိတဗ္ဗမ္မိတံ၊ ဟူ၍။ ဣတံ ခေါပန၊ သို့သာ လျှင်။ ဧတံ ဝစနံ၊ ကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။ ကံဉ္စ၊ ကိုလည်း။ ပဋိစ္စ၊ ၎င်း။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ နည်း?။ (ဒွိသု၊ ကုန်သော။) တတ္ထ တာသု ဥပေက္ခာသု၊ တို့တွင်။ ယံ ဥပေက္ခံ၊ ကို။ ဧညာ၊ ရာ၏။ ကံ၊ သို့။ ဧညာ၊ နည်း?။ “ဣမံ ဥပေက္ခံ၊ ကို။ သေဝတော၊ သော။ မေ အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏”။ ဣတံ၊ သို့။ ဧညာ၊ ရာ၏။ ဝေရူပါ၊ သော။ ဥပေက္ခာ၊ ဂေဟသိတဥပေက္ခာကို။ န သေဝိ- တဗ္ဗာ၊ မမ္မိဝိထိက်။ (ဒွိသု၊ ကုန်သော။) တတ္ထ တာသု ဥပေက္ခာသု၊ တို့တွင်။ ယံ ဥပေက္ခံ၊ ကို။ ဧညာ၊ ရာ၏။ ကံ၊ သို့။ ဧညာ၊ နည်း?။ “ဣမံ ဥပေက္ခံ၊ ကို။ သေဝတော၊ သော။ မေ အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏”။ ဣတံ၊ သို့။ ဧညာ၊ ၎င်း။ ဝေရူပါ၊ သော။ ဥပေက္ခာ၊ နေက္ခမ္မသိတ- ဥပေက္ခာကို။ သေဝိတဗ္ဗာ၊ ၎င်း။ (ဒွိသု၊ သော။) တတ္ထ တာသု ဥပေက္ခာသု၊ တို့တွင်။ ယံ ဥပေက္ခံ၊ သည်။ (လိင်္ဂဝိပလ္လာသ)။ သဝိတက္ကံ၊ ၎င်း။ သဝိစာ- ရံ၊ ၎င်း။ ယံ ဥပေက္ခံ၊ သည်။ အဝိတက္ကံ၊ မရှိ။ အဝိစာရံ၊ မရှိ။ (တာသု ဥပေက္ခာသု၊ တို့တွင်။) ယေ ဥပေက္ခာ၊ သည်။ အဝိတက္ကော၊ မရှိ။ အဝိစာရေ၊ မရှိ။ တေ ဥပေက္ခေ၊ သည်သာ။ ပဏိတတရေ၊ ၎င်း။ ဥပေက္ခမ္မာဟံ။ပ။ အသေဝိ- တဗ္ဗမ္မိတံ၊ ဟူ၍။ ဣတံ၊ သို့။ ယံ တံ ဝစနံ၊ ကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။ ဣဒံ အတ္ထဇာတံ၊ ကို။ ပဋိစ္စ၊ မူ၍။ (တထာ- ဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။

၃၆၃။ ဒေဝါနမိန္ဒ၊ သိကြား။ ဧဝံ၊ ဤသို့။ ဝါ၊ ဤပုံ။ ဝါ၊ ဤသို့သော အပြားအားဖြင့်။ ပဋိပန္နော၊ သော။ ဘိက္ခု၊ သည်။ ပပဉ္စသညာသင်္ခါနိရော- သာရုပ္ပဂါမိနိံ၊ သော။ ပဋိပဒံ၊ ကို။ ပဋိပန္နော၊ မည်သည်။ ဟောတံ၊ ၎င်း။ ဣတံ၊ သို့။ အဝေါစ၊ မူပြန်ပြီ။ ဣတ္ထံ၊ ဤသို့။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယ၊ သော။ သက္ကဿ၊ အား။ ဝါ၊ သည်။ ပဉ္စံ၊ ပြဿနာကို။ ဝါ၊ သိခြင်းငှါ အလိဂ္ဂိအပ်သောအနက်ကို။ ပုဋ္ဌော၊ မေးအပ်သည်။ (သမာနော၊ သော်။) ဗျာကာသိ၊ ဖြေဆိုတော်မူပြီ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြော၊ သော။ သက္ကော၊

သည်။ အတ္တမနော၊ သည်။ (ဟုတော၊ ရှိ။) ဘဂဝတော၊ နိ။ ဝါ၊ သည်။
 ဧဘာသိတံ၊ ဟောတော်မူအပ်သောဒေသနာကို။ အဘိနန္ဒိ၊ ဝမ်းမြောက်နှစ်သက်
 ရှင်အားတက်လျက် လက်ခံသိမ်းပိုက်ပြီ။ အနုမောဒိ၊ အဖန်ဖန် ဝမ်းမြောက်ပြီ။
 ကိံ ဝစနံ၊ ကို။ ဝတော၊ ရှိ။ အဘိနန္ဒိ၊ နည်း?။ အနုမောဒိ၊ နည်း?။ “ဘဂဝါ၊
 မြတ်စွာဘုရား။ ဧတံ ဝစနံ၊ ဤမြတ်စွာဘုရား၏ စကားတော်သည်။ ဧဝံ၊ ဤသို့
 မိန့်တော်မူသည့်အတိုင်း မှန်လှပါ၏။ သုဂတ၊ ကောင်းသောစကားကို ဆိုတော်
 မူတတ်သော မြတ်စွာဘုရား။ ဧတံ ဝစနံ၊ သည်။ ဧဝံ၊ မှန်လှပါ၏။ ဧတ္ထ
 တေသ္မိံ ပဉ္စေ၊ ဤ။ မေ၊ သည်။ ဘဂဝတော၊ နိ။ ပဉ္စဗျာကရဏံ၊ ပြဿနာကို
 ဖြေဆိုတော်မူခြင်းကို။ ဝါ၊ ဖြေဆိုတော်မူအပ်သောပြဿနာကို။ သုတော၊ ကြားရ
 ခြင်းကြောင့်။ ကခါ၊ ယုံမှားခြင်းကို။ တိဏ္ဏာ၊ လွန်မြောက်အပ်ပါပြီ။ ကထံ
 ကထာ၊ အသိနည်း အသိနည်းဟူသော တေးတောယုံမှားခြင်းသည်။ ဝိဂတာ၊
 ကင်းပါပြီ။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတော၊ ရှိ။ အဘိနန္ဒိ၊ ပြီ။ အနုမောဒိ၊ ပြီ။

ပါတိမောက္ခသံဝရ

၃၆၄။ ဣတိ၊ သို့။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။
 ဘဂဝတော၊ နိ။ ဝါ၊ သည်။ ဘာသိတံ၊ ကို။ အဘိနန္ဒိတော၊ ရှိ။ အနုမောဒိ-
 တော၊ ရှိ။ ဘဂဝန္တံ၊ ကို။ ဥတ္တရိ၊ အလွန်ဖြစ်သော။ ပဉ္စံ၊ ကို။ အပုစ္ဆံ၊ ပြန်ပြီ။
 ကိံ၊ သို့။ အပုစ္ဆံ၊ နည်း?။

“မာရိသ၊ ရား။ ကထံ၊ သို့။ ပဋိပန္နော၊ သော။ ဘိက္ခု၊ သည်။ ပါတိ-
 မောက္ခသံဝရာယ၊ ပါတိမောက္ခသံဝရအကျိုးငှါ။ ဝါ၊ မြတ်သည်ဖြစ်၍ဖြစ်သော
 သီလကို စောင့်ရှောက်ထိန်းသိမ်းရခြင်းအကျိုးငှါ။ ဝါ၊ မိမိကို စောင့်ရှောက်
 တတ်သော ပုဂ္ဂိုလ်ကို အပိယ်ဆင်းရဲ၊ ဝဋ်ဆင်းရဲမှ လွတ်စေတတ်သော သီလကို
 စောင့်ရှောက် ထိန်းသိမ်းရခြင်းအကျိုးငှါ။ ပဋိပန္နော၊ ကျင့်သည်မည်သည်။
 ဟောတိ ပန၊ ပါသနည်း?။ ဣတိ၊ သို့။ အပုစ္ဆံ၊ ပြန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္ထေ၊
 သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဧတံ
 ဝစနံ၊ ကို။ အဝေါစ၊ မပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒ၊
 သိကြား။ အဟံ၊ သည်။ ကာယသမာစာရမ္ပိ၊ ကာယသမာစာရကိုလည်း။ ဝါ၊
 ကာယဒွါရဖြင့် ကောင်းစွာကျင့်ခြင်းကိုလည်း။ ဝါ၊ ကာယဒွါရဖြင့် ကောင်း
 စွာ ကျင့်အပ်သော အကျင့်ကိုလည်း။ ဝါ၊ ကာယဒွါရ၌ ကောင်းစွာ ကျင့်
 ခြင်းကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ကာယသမာစာရကိုလည်း
 ကောင်း။ အသေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ကာယသမာစာရကိုလည်းကောင်း။
 (ဣတိ၊ သို့။) ဒုဝိဓေန၊ အားဖြင့်။ ဝဒါမိ၊ မူ၏။ ဒေဝါနမိန္ဒ၊ သိကြား။ အဟံ၊
 သည်။ ဝစိသမာစာရမ္ပိ၊ ဝစိသမာစာရကိုလည်း။ ဝါ၊ ဝစိဒွါရဖြင့် ကောင်း

စွာ ကျင့်ခြင်းကိုလည်း။ ဝါ၊ ဝစီဒ္ဓါရဖြင့် ကောင်းစွာကျင့်အပ်သော အကျင့်ကိုလည်း။ ဝါ၊ ဝစီဒ္ဓါရ၌ ကောင်းစွာကျင့်ခြင်းကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ဝစီသမာစာရကိုလည်းကောင်း။ အသေဝိတဗ္ဗမ္ပိ၊ ကိုလည်းကောင်း။ (ဣတိ၊ သို့။) ဒုဝိဓေန၊ အားဖြင့်။ ဝဒါမိ၊ မူ၏။ ဒေဝါနမိန္ဒ၊ သိကြား။ အဟံ၊ သည်။ ပရိယေသနမ္ပိ၊ ပရိယေသနကိုလည်း။ ဝါ၊ ရှာမှီးခြင်းကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ပရိယေသနကိုလည်းကောင်း။ အသေဝိတဗ္ဗမ္ပိ၊ ကိုလည်းကောင်း။ (ဣတိ၊ သို့။) ဒုဝိဓေန၊ အားဖြင့်။ ဝဒါမိ၊ မူ၏။

ကာယသမာစာရမ္မာဟံ။ပ။ အသေဝိတဗ္ဗမ္ပိတိ၊ ဟူ၍။ ဣတိ ခေါ် ပန၊ သို့သာလျှင်။ ဧတံ ဝစနံ၊ ကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။ ကိဉ္စ၊ ကိုလည်း။ ပဋိစ္စ၊ မူ၍။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ နည်း?။ (ဒုဝိဓေ၊ သော။) တတ္ထ တသ္မိံ ကာယသမာစာရေ၊ ထိုသေဝိတဗ္ဗသမာစာရ၊ အသေဝိတဗ္ဗသမာစာရတွင်။ ယံ ကာယသမာစာရံ၊ ကို။ ဧညာ၊ ရာ၏။ ကိံ၊ သို့။ ဧညာ၊ ရာသနည်း?။ “ဣမံ ကာယသမာစာရံ၊ ကို။ သေဝတော၊ သော။ မေ အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏”။ ဣတိ၊ သို့။ ဧညာ၊ ရာ၏။ ဝေရူပေါ၊ သော။ ကာယသမာစာရော၊ ကို။ န သေဝိတဗ္ဗော၊ ထိုက်။ (ဒုဝိဓေ၊ သော။) တတ္ထ တသ္မိံ ကာယသမာစာရေ တွင်။ ယံ ကာယသမာစာရံ၊ ကို။ ဧညာ၊ ရာ၏။ ကိံ၊ သို့။ ဧညာ၊ နည်း?။ “ဣမံ ကာယသမာစာရံ၊ ကို။ သေဝတော၊ သော။ မေ အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏”။ ဣတိ၊ သို့။ ဧညာ၊ ရာ၏။ ဝေရူပေါ၊ သော။ ကာယသမာစာရော၊ ကို။ သေဝိတဗ္ဗော၊ ထိုက်၏။ ကာယသမာစာရမ္မာဟံ။ပ။ အသေဝိတဗ္ဗမ္ပိတိ၊ ဟူ၍။ ဣတိ၊ သို့။ ယံ တံ ဝစနံ၊ ကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။ ဣဒံ အတ္ထဇာတံ၊ ကို။ ပဋိစ္စ၊ ၍။ ဝုတ္တံ၊ ပြီ။

ဝစီသမာစာရမ္မာဟံ။ပ။ အသေဝိတဗ္ဗမ္ပိတိ၊ ဟူ၍။ ဣတိ ခေါ် ပန၊ သို့သာလျှင်။ ဧတံ ဝစနံ၊ ကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။ ကိဉ္စ၊ ကိုလည်း။ ပဋိစ္စ၊ မူ၍။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ နည်း?။ (ဒုဝိဓေ၊ သော။) တတ္ထ တသ္မိံ ဝစီသမာစာရေ တွင်။ ယံ ဝစီသမာစာရံ၊ ကို။ ဧညာ၊ ရာ၏။ ကိံ၊ သို့။ ဧညာ၊ နည်း?။ “ဣမံ ဝစီသမာစာရံ၊ ကို။ သေဝတော၊ သော။ မေ အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏”။ ဣတိ၊ သို့။ ဧညာ၊ ရာ၏။ ဝေရူပေါ၊ သော။ ဝစီသမာစာရော၊ ကို။ န သေဝိတဗ္ဗော၊ ထိုက်။ (ဒုဝိဓေ၊ သော။) တတ္ထ တသ္မိံ ဝစီသမာစာရေ တွင်။ ယံ ဝစီသမာ-

စာရုံ ကို။ ဇညာ၊ ရာ၏။ ကိံ၊ သို့။ ဇညာ၊ နည်း?။ “ဣမံ ဝစီသမာစာရုံ ကို။
 သေဝတော၊ သော။ မေ၊ အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။
 ပရိဟာယန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝစ္စန္တိ၊
 ကုန်၏”။ ဣတိ၊ သို့။ ဇညာ၊ ရာ၏။ ဝေရူပေါ၊ သော။ ဝစီသမာစာရော၊ ကို။
 သေဝိတဗ္ဗော၊ ထိုက်၏။ ဝစီသမာစာရမ္မာဟံ။ပ။ အသေဝိတဗ္ဗမ္ပိတိ၊ ဟူ၍။ ဣတိ၊
 သို့။ ယံ တံ ဝစနံ၊ ကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။
 ဣဒံ အတ္ထဇာတံ၊ ကို။ ပဋိစ္စ၊ မူ၍။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။

☞ ပရိယေသနမ္မာဟံ။ပ။ အသေဝိတဗ္ဗမ္ပိတိ၊ ဟူ၍။ ဣတိ ခေါ် ပန၊ သို့သာ
 လျှင်။ ဧတံ ဝစနံ၊ ကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။
 ကိဉ္စ၊ ကိုလည်း။ ပဋိစ္စ၊ မူ၍။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ နည်း?။ (ဒုဝိဓာယံ၊
 သော။) တတ္ထ တိဿံ ပရိယေသနာယံ၊ ထို သေဝိတဗ္ဗပရိယေသန၊ အသေဝိ-
 တဗ္ဗပရိယေသနတွင်။ ယံ ပရိယေသနံ၊ ကို။ ဇညာ၊ ရာ၏။ ကိံ၊ သို့။ ဇညာ၊
 နည်း?။ “ဣမံ ပရိယေသနံ၊ ကို။ သေဝတော၊ သော။ မေ၊ အား။ အကုသလာ၊
 ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝစ္စန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊
 တို့သည်။ ပရိဟာယန္တိ၊ ကုန်၏”။ ဣတိ၊ သို့။ ဇညာ၊ ရာ၏။ ဝေရူပေါ၊ သော။
 ပရိယေသနာ၊ ကို။ န သေဝိတဗ္ဗော၊ ထိုက်။ (ဒုဝိဓာယံ၊ သော။) တတ္ထ တိဿံ ပရိ-
 ယေသနာယံ၊ တွင်။ ယံ ပရိယေသနံ၊ ကို။ ဇညာ၊ ရာ၏။ ကိံ၊ သို့။ ဇညာ၊ နည်း?။
 “ဣမံ ပရိယေသနံ၊ ကို။ သေဝတော၊ သော။ မေ၊ အား။ အကုသလာ၊ ကုန်သော။
 ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္�ာ၊ တို့သည်။
 အဘိဝစ္စန္တိ၊ ကုန်၏”။ ဣတိ၊ သို့။ ဇညာ၊ ရာ၏။ ဝေရူပေါ၊ သော။ ပရိယေသနာ၊
 ကို။ သေဝိတဗ္ဗော၊ ထိုက်၏။ ပရိယေသနမ္မာဟံ။ပ။ အသေဝိတဗ္ဗမ္ပိတိ၊ ဟူ၍။ ဣတိ၊
 သို့။ ယံ တံ ဝစနံ၊ ကို။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။ ဧတံ ဝစနံ၊ ကို။
 ဣဒံ အတ္ထဇာတံ၊ ကို။ ပဋိစ္စ၊ မူ၍။ (တထာဂတေန၊ သည်။) ဝုတ္တံ၊ အပ်ပြီ။

ဒေဝါနမိန္ဒ၊ သိကြား။ ဧဝံ၊ သို့။ ပဋိပန္နော၊ သော။ ဘိက္ခု၊ သည်။ ပါတိ-
 မောက္ခ သံဝရာယ၊ ငှါ။ ပဋိပန္နော၊ မည်သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။
 အဝေါစ၊ မူပြန်ပြီ။ ဣတ္ထံ၊ သို့။ ဝါ၊ ဖြင့်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။
 ဣန္ဒြာယ၊ သော။ သက္ကဿ၊ အား။ ဝါ၊ သည်။ ပဉ္စံ၊ ကို။ ပုဋ္ဌော၊ သည်။
 (သမာနော၊ သော။) ဗျာကာသိ၊ မူပြီ။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။
 သက္ကော၊ သည်။ အတ္ထမနော၊ သည်။ (ဟုတွာ၊ ၍။) ဘဂဝတော၊ ၏။ ဝါ၊
 သည်။ ဘာသိတံ၊ ကို။ အဘိနန္ဒိ၊ ပြီ။ အနုမောဒိ၊ ပြီ။ ကိံ ဝစနံ၊ ကို။ ဝတွာ၊
 ၍။ အဘိနန္ဒိ၊ နည်း?။ အနုမောဒိ၊ နည်း?။ “ဘဂဝါ၊ ရား။ ဧတံ ဝစနံ၊ သည်။
 ဧဝံ၊ ပါ၏။ သုဂတ၊ ရား။ ဧတံ ဝစနံ၊ သည်။ ဧဝံ၊ ပါ၏။ ဧတ္ထ တေသ္မိံ ပဋ္ဌော၊
 ဌံ။ မေ၊ သည်။ ဘဂဝတော၊ ၏။ ပဉ္စာဗျာကရဏံ၊ ကို။ သုတွာ၊ ကြောင့်။

ကခါ၊ ကို။ တိဏ္ဍာ၊ အပ်ပါပြီ။ ကထံကထာ၊ သည်။ ဝိဂတာ၊ ပါပြီ။ ဣတိ
ဣဒံ ဝစနံ၊ ကို။ ဝတော၊ ရှိ။ အဘိနန္ဒိ၊ ပြီ။ အနုမောဒိ၊ ပြီ။

ဣန္ဒြိယသံဝရ

၃၆၅။ ဣတိ၊ သို့။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂ-
ဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ကို။ အဘိနန္ဒိတော၊ ရှိ။ အနုမောဒိတော၊
ရှိ။ ဘဂဝန္တံ၊ ကို။ ဥတ္တရိ၊ သော။ ပဉ္စံ၊ ကို။ အပုစ္ဆိ၊ ပြန်ပြီ။ ကံ၊ သို့။
အပုစ္ဆိ၊ နည်း?။

“မာရိသ၊ ရာဇး။ ကထံ၊ သို့။ ဝါ၊ ပုံ။ ဝါ၊ အားဖြင့်။ ပဋိပန္နော၊ သော။
ဘိက္ခု၊ သည်။ ဣန္ဒြိယသံဝရယ၊ ဣန္ဒြိယသံဝရသီလအကျိုးငှါ။ ဝါ၊ ခြောက်
ပါးသော ဣန္ဒြေတို့ကို ပိတ်ဆို့ ရခြင်းဟူသော သီလအကျိုးငှါ။ ပဋိပန္နော၊
မည်သည်။ ဟောတိ ပန၊ နည်း။” ဣတိ၊ သို့။ အပုစ္ဆိ၊ ပြန်ပြီ။ (ဝေံ၊ သို့။
ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့၏။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဧတံ
ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒု၊
သိကြား။ အဟံ၊ သည်။ စက္ခုဝိညေယျံ၊ စက္ခုဝိညာဏ်ဖြင့် သိအပ်သော။ ရူပမ္ပိ၊
ရူပါရုံကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ရူပါရုံကိုလည်းကောင်း။ အသေဝိ-
တဗ္ဗမ္ပိ၊ ကိုလည်းကောင်း။ (ဣတိ၊ သို့။) ဒုဝိဇေန၊ အားဖြင့်။ ဝဒါမိ၊ မူ၏။
ဒေဝါနမိန္ဒု၊ သိကြား။ အဟံ၊ သည်။ သောတဝိညေယျံ၊ သောတဝိညာဏ်ဖြင့်
သိအပ်သော။ သဗ္ဗမ္ပိ၊ သဒ္ဓါရုံကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော သဒ္ဓါရုံကို
လည်းကောင်း။ အသေဝိတဗ္ဗမ္ပိ၊ ကိုလည်းကောင်း။ (ဣတိ၊ သို့။) ဒုဝိဇေန၊
အားဖြင့်။ ဝဒါမိ၊ မူ၏။ ဒေဝါနမိန္ဒု၊ သိကြား။ အဟံ၊ သည်။ သာနဝိညေယျံ၊
သာနဝိညာဏ်ဖြင့် သိအပ်သော။ ဂန္ဓမ္ပိ၊ ဂန္ဓာရုံကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်
သော ဂန္ဓာရုံကိုလည်းကောင်း။ အသေဝိတဗ္ဗမ္ပိ၊ ကိုလည်းကောင်း။ (ဣတိ၊
သို့။) ဒုဝိဇေန၊ အားဖြင့်။ ဝဒါမိ၊ မူ၏။ ဒေဝါနမိန္ဒု၊ သိကြား။ အဟံ၊ သည်။
ဇိဝှိဝိညေယျံ၊ ဇိဝှိဝိညာဏ်ဖြင့် သိအပ်သော။ ရသမ္ပိ၊ ရသာရုံကိုလည်း။ သေဝိ-
တဗ္ဗမ္ပိ၊ မှီဝဲအပ်သော ရသာရုံကိုလည်းကောင်း။ အသေဝိတဗ္ဗမ္ပိ၊ ကိုလည်း
ကောင်း။ (ဣတိ၊ သို့။) ဒုဝိဇေန၊ အားဖြင့်။ ဝဒါမိ၊ မူ၏။ ဒေဝါနမိန္ဒု၊ သိကြား။
အဟံ၊ သည်။ ကာယဝိညေယျံ၊ ကာယဝိညာဏ်ဖြင့် သိအပ်သော။ ဖောဠဗ္ဗမ္ပိ၊
ဖောဠဗ္ဗာရုံကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ဖောဠဗ္ဗာရုံကိုလည်းကောင်း။
အသေဝိတဗ္ဗမ္ပိ၊ ကိုလည်းကောင်း။ (ဣတိ၊ သို့။) ဒုဝိဇေန၊ အားဖြင့်။ ဝဒါမိ၊
မူ၏။ ဒေဝါနမိန္ဒု၊ သိကြား။ အဟံ၊ သည်။ မနောဝိညေယျံ၊ မနောဝိညာဏ်ဖြင့်
သိအပ်သော။ ဓမ္မမ္ပိ၊ ဓမ္မာရုံကိုလည်း။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ဓမ္မာရုံကို

လည်းကောင်း။ အသေဝိတဗ္ဗမ္ပိ၊ မမ္ပိဝဲအပ်သော ဓမ္မာရုံကိုလည်းကောင်း။
(ဣတိ၊ သို့။) ဒုဝိဇေန၊ အားဖြင့်။ ဝဒါမိ၊ မူ၏။ ဣတိ၊ သို့။ အဝေါစ၊ မူပြန်ပြီ။

ဝေံ၊ သို့။ ဝုတ္တော၊ သော်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြော၊ သော။ သက္ကော၊ သည်။
ဘဂဝန္တံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ ကိံ၊ သို့။ အဝေါ စ၊ နည်း?။

“ဘန္တေ၊ မြတ်စွာဘုရား။ အဟံ၊ သည်။ ဘဂဝတာ၊ သည်။ သံခိတ္တေန၊
အကျဉ်းအားဖြင့်။ ဘာသိတဿ၊ ဟောတော်မူအပ်သော။ ဣမဿ ဓမ္မဿ၊ ဤ
တရား၏။ ဝါ၊ ဤပါဠိ၏။ အတ္တံ၊ အနက်ကို။ ဝိတ္တာရေန၊ အကျယ်အားဖြင့်။
ဝေံ၊ သို့။ အာဇာနာမိ၊ သိရပါ၏။ ကိံ၊ သို့။ အာဇာနာမိ နည်း?။ ဘန္တေ၊

ရား။ ယထာရူပံ၊ အကြင်သို့သော သဘောရှိသော။ စက္ခုဝိညေယျံ၊ စက္ခု-
ဝိညာဏ်ဖြင့် သိအပ်သော။ ရူပံ၊ ကို။ သေဝတော၊ သော။ ပုဂ္ဂလဿ၊ အား။
အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ကုသလာ၊
ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏။ [ဤ၌ ပရိဟာယန္တိတိ-
ဟု ရှိကြသည်။ ဣတိ-မလိ။] ဝေရူပံ၊ ဤသို့ အကုသိုလ်တရားတို့ တိုးပွား
၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကြောင်း သဘောရှိသော။ စက္ခုဝိညေယျံ၊

☞ သော။ ရူပံ၊ ကို။ န သေဝိတဗ္ဗံ၊ ထိုက်။ ဘန္တေ၊ ရား။ ယထာရူပံ၊ သော။
စက္ခုဝိညေယျံ၊ သော။ ရူပဉ္စ၊ ရူပါရုံကိုလည်း။ သေဝတော၊ သော။ ပုဂ္ဂလဿ၊
အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏။
ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ဝေရူပံ၊ ဤသို့
အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားကြောင်း သဘော
ရှိသော။ စက္ခုဝိညေယျံ၊ သော။ ရူပံ၊ ကို။ သေဝိတဗ္ဗံ၊ ထိုက်၏။

ဘန္တေ၊ ရား။ ယထာရူပံ၊ သော။ သောတဝိညေယျံ၊ သော။ သဒ္ဓဉ္စ၊
ကိုလည်း။ သေဝတော၊ သော။ ပုဂ္ဂလဿ၊ အား။ အကုသလာ၊ ကုန်သော။
ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။
ပရိဟာယန္တိ၊ ကုန်၏။ ဝေရူပေါ၊ သော။ သောတဝိညေယျော၊ သော။ သဒ္ဓေါ၊
ကို။ န သေဝိတဗ္ဗော၊ ထိုက်။ ဘန္တေ၊ ရား။ ယထာရူပံ၊ သော။ သောတ-
ဝိညေယျံ၊ သော။ သဒ္ဓံ စ၊ ကိုလည်း။ သေဝတော၊ သော။ ပုဂ္ဂလဿ၊
အား။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏။
ကုသလာ။ ကုန်သော။ ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ဝေရူပေါ၊
သော။ သောတဝိညေယျော၊ သော။ သဒ္ဓေါ၊ ကို။ သေဝိတဗ္ဗော၊ ထိုက်၏။

ယထာရူပဉ္စ ခေါ် ဘန္တေ ဃာနဝိညေယျံ ဂန္ဓံ သေဝတော
အကုသလာ ဓမ္မာ အဘိဝဇ္ဇန္တိ၊ ကုသလာ ဓမ္မာ ပရိဟာယန္တိ ဝေရူပေါ
ဃာနဝိညေယျော ဂန္ဓော န သေဝိတဗ္ဗော။ ယထာရူပဉ္စ ခေါ် ဘန္တေ
ဃာနဝိညေယျံ ဂန္ဓံ သေဝတော အကုသလာ ဓမ္မာ ပရိဟာယန္တိ၊

ကုသလာ ဓမ္မာ အဘိဝဇ္ဇန္တိ၊ ဝေရူပေါ ဃာနဝိညေယျော ဂန္ဓော
 သေဝိတဗ္ဗော။ ယထာရူပဉ္စ ခေါ ဘန္တေ ဇိဝှိဝိညေယျံ ရသံ သေဝတော
 အကုသလာ ဓမ္မာ အဘိဝဇ္ဇန္တိ၊ ကုသလာ ဓမ္မာ ပရိဟာယန္တိ၊ ဝေရူပေါ
 ဇိဝှိဝိညေယျော ရသော န သေဝိတဗ္ဗော။ ယထာရူပဉ္စ ခေါ ဘန္တေ
 ဇိဝှိဝိညေယျံ ရသံ သေဝတော အကုသလာ ဓမ္မာ ပရိဟာယန္တိ၊
 ကုသလာ ဓမ္မာ အဘိဝဇ္ဇန္တိ၊ ဝေရူပေါ ဇိဝှိဝိညေယျော ရသော သေဝိ-
 တဗ္ဗော။ ယထာရူပဉ္စ ခေါ ဘန္တေ ကာယဝိညေယျံ ဖောဋ္ဌဗ္ဗံ သေဝတော
 အကုသလာ ဓမ္မာ အဘိဝဇ္ဇန္တိ၊ ကုသလာ ဓမ္မာ ပရိဟာယန္တိ။ ဝေရူပေါ
 ကာယဝိညေယျော ဖောဋ္ဌဗ္ဗော န သေဝိတဗ္ဗော၊ ယထာရူပဉ္စ ခေါ
 ဘန္တေ ကာယဝိညေယျံ ဖောဋ္ဌဗ္ဗံ သေဝတော အကုသလာ ဓမ္မာ ပရိ-
 ဟာယန္တိ၊ ကုသလာ ဓမ္မာ အဘိဝဇ္ဇန္တိ၊ ဝေရူပေါ ကာယဝိညေယျော
 ဖောဋ္ဌဗ္ဗော သေဝိတဗ္ဗော။

ဘန္တေ၊ ရာဇး။ ယထာရူပံ၊ သော။ မနောဝိညေယျံ၊ သော။ ဓမ္မဉ္စ၊ ကိုလည်း။
 သေဝတော၊ သော။ ပုဂ္ဂလဿ၊ အာဇး။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊
 တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိ-
 ဟာယန္တိ၊ ကုန်၏။ ဝေရူပေါ၊ သော။ မနောဝိညေယျော၊ သော။ ဓမ္မော၊
 ကို။ န သေဝိတဗ္ဗော။ ထိုက်။ ဘန္တေ၊ ဘုရား။ ယထာရူပံ၊ သော။ မနော-
 ဝိညေယျံ၊ သော။ ဓမ္မံ၊ ကို။ သေဝတော၊ သော။ ပုဂ္ဂလဿ၊ အာဇး။ အကုသလာ၊
 ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ကုန်၏။ ကုသလာ၊ ကုန်သော။
 ဓမ္မာ၊ တို့သည်။ အဘိဝဇ္ဇန္တိ၊ ကုန်၏။ ဝေရူပေါ၊ သော။ မနောဝိညေယျော၊
 သော။ ဓမ္မော၊ ကို။ သေဝိတဗ္ဗော၊ ထိုက်၏။ ဣတိ၊ သို့။ အာဇာနာမိ၊ ပါ၏။
 (သေဝိတဗ္ဗောတိ-ဟု ရှိရမည်။)

ဘန္တေ၊ ရာဇး။ ဘဂဝတော၊ သည်။ သံခိတ္တေန၊ အားဖြင့်။ ဘာသိတဿ၊
 သော။ ဣမဿ ဓမ္မဿ၊ ၏။ အတ္ထံ၊ ကို။ ဝိတ္တာရေန၊ အားဖြင့်။ ဝေံ၊ သို့။
 အာဇာနတော၊ သော။ မေ၊ သည်။ တေသ္မိံ ပဉ္စေ၊ ဤ။ ဘဂဝတော၊ ၏။
 ပဉ္စာဝေယျာကရဏံ၊ ကို။ သုတံ၊ ကြောင့်။ ကင်္ခါ၊ ကို။ တိဏ္ဍာ၊ အပ်ပါပြီ။
 ကထံကထာ၊ သည်။ ဝိဂတော၊ ပါပြီ။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။

၃၆၆။ ဣတိ၊ သို့။ ဝါ၊ ဖြင့်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊
 သည်။ ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ကို။ အဘိနန္ဒိတံ၊ ရှိ။ အနု-
 မောဒိတံ၊ ရှိ။ ဘဂဝန္တံ၊ ကို။ ဥတ္တရိ၊ သော။ ပဉ္စံ၊ ကို။ အပုစ္ဆံ၊ ပြန်ပြီ။ ကိံ၊
 သို့။ အပုစ္ဆံ၊ နည်း?။

“မာရိသာ၊ ရာဇး။ သဗ္ဗေဝ၊ တယောကံမကြွင်း ခပင်းဥဿံ အလုံးစုံ
 သာလျှင်ဖြစ်ကုန်သော။ သမဏဗြာဟ္မဏာ၊ ရဟန်း၊ ပုဏ္ဏားတို့သည်။ ကေန္တ-

ဝါဒါ၊ တခုတည်းသော အဆုံးအပိုင်းအခြားရှိသော ဝါဒရှိကြကုန်သည်။ ဝါ၊ တူသော အဘို့ရှိသော ဝါဒရှိကြကုန်သည်။ ဝါ၊ တခုတည်းကိုသာ ပြောဆို တတ်ကြကုန်သည်။ ဝါ၊ မကွဲမပြား တသားတည်းဖြစ်သော ဝါဒရှိကြကုန်သည်။ ကေန္တသီလာ၊ တခုတည်းသော အဆုံးအပိုင်းအခြားရှိသော အလေ့အကျင့် ရှိကြကုန်သည်။ ဝါ၊ တူသော အဘို့ရှိသော အလေ့အကျင့် ရှိကြကုန်သည်။ ကေန္တဆန္ဒာ၊ တခုတည်းသော အဆုံးအပိုင်းအခြားရှိသော ဆန္ဒရှိကြကုန် သည်။ ဝါ၊ တူသောအဘို့ရှိသော ဆန္ဒရှိကြကုန်သည်။ ကေန္တအဇ္ဈောသာနာ၊ တခုတည်းသော အဆုံးအပိုင်းအခြားရှိသော ပြီးဆုံးခြင်းရှိကြကုန်သည်။ ဝါ၊ တူသော အဘို့ရှိသော ပြီးဆုံးခြင်းရှိကြကုန်သည်။ ဟောန္တိ နုခေါ၊ ဖြစ်ပါ ကုန်သလော”။ ဣတိ၊ သို့။ အပုစ္ဆိ၊ ပြန်ပြီ။

(ဝေံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့၏။ ဣန္ဒြိယံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မူပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒု၊ သိကြား။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ ကေန္တဝါဒါ၊ ကုန်သည်။ ကေန္တသီလာ၊ ကုန်သည်။ ကေန္တဆန္ဒာ၊ ကုန်သည်။ ကေန္တအဇ္ဈောသာနာ၊ ကုန်သည်။ န ခေါ ဟောန္တိ၊ ကုန်သည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ မူပြန်ပြီ။

(ဝေံ၊ သို့။ ဝုတ္တော၊ သော်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယံ၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “မာရိယ၊ ရား။ ကသ္မာ၊ ကြောင့်။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ ကေန္တဝါဒါ၊ ကုန်သည်။ ကေန္တသီလာ၊ ကုန်သည်။ ကေန္တဆန္ဒာ၊ ကုန်သည်။ ကေန္တအဇ္ဈောသာနာ၊ ကုန်သည်။ န ဟောန္တိ ပန၊ မဖြစ်ပါကုန်သနည်း”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ (ဝေံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မူပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒု၊ သိကြား။ (ယသ္မာ၊ ကြောင့်။) လောကော၊ သတ္တလောကသည်။ အနေကဓာတု နာနာဓာတု ခေါ၊ များသောဓာတ်၊ အထူး ထူးသောဓာတ် ရှိကြသည်သာ။ ဝါ၊ များသောအလို၊ အထူးထူးသော အလိုရှိ ကြသည်သာ။ အနေကဓာတု နာနာဓာတုသို့၊ ရှိသော။ တသို့၊ လောကော၊ ဤ။ ဝါ၊ တွင်။ သတ္တာ၊ တို့သည်။ ယံ ယဒေဝ ဓာတုံ၊ အကြင်အကြင် ဓာတ်ကိုသာ လျှင်။ ဝါ၊ အကြင်အကြင် အလိုကိုသာလျှင်။ အဘိနိဝိသန္တိ၊ နှလုံးသွင်းကြ ကုန်၏။ ဝါ၊ စွဲလမ်းမိကြကုန်၏။ တံ တဒေဝ ဓာတုံ၊ ကိုသာလျှင်။ ထာမသာ၊ အစွမ်းအားဖြင့်လည်းကောင်း။ ပရာမာသာ၊ မှားမှားယွင်းယွင်း သုံးသပ်ခြင်း အားဖြင့်လည်းကောင်း။ အဘိနိဝိဿ၊ နှလုံးသွင်းကြကုန်၍။ ဝါ၊ စွဲလမ်းမိကြ ကုန်၍။ ဝေါဟရန္တိ၊ ခေါ်ဝေါ်ကြကုန်၏။ ဝါ၊ အကြင်အကြင် နှလုံးသွင်းအပ်

ပြီးသော ဒိဋ္ဌိဝါဒကို ပညတ်ကုန်၏။ ဝါ၊ အကြင်ကြင် နှလုံးသွင်းအပ်ပြီးသော ဒိဋ္ဌိဝါဒကို တပါးသောသုတ္တံကို ယူစေတတ်ကြကုန်၏။ ဝါ၊ အကြင်ကြင် နှလုံး သွင်းအပ်ပြီးသော ဒိဋ္ဌိဝါဒကို တပါးသောသုတ္တံ၏သန္တာန်၌ ဖြစ်စေတတ်ကြ ကုန်၏။ ကိံ၊ သို့။ ဝေါဟရန္တိ၊ ကုန်သနည်း?။ “ဣဒမေဝ ဝစနံ၊ ဤ ငါတို့၏ စကားသည်သာလျှင်။ သစ္စံ၊ မှန်ကန်ခဲ့၏။ အညံ၊ ငါတို့၏စကားမှ တပါးသော။ ဝစနံ၊ တပါးသောသုတ္တံ၏ စကားသည်။ မောသံ၊ အချည်းနှီးသာတည်း။” ဣတိ၊ သို့။ ဝေါဟရန္တိ၊ ကုန်၏။ တသ္မာ၊ ကြောင့်။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ ဧကန္တဝါဒါ၊ ကုန်သည်။ ဧကန္တသီလာ၊ ကုန်သည်။ ဧကန္တဆန္ဒာ၊ ကုန်သည်။ ဧကန္တအဇ္ဈောသာနာ၊ ကုန်သည်။ န ဟောန္တိ၊ ကုန်။ ဣတိ၊ သို့။ အဝေါစ၊ မပြန်ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “မာရိယ၊ ရား။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ အစ္စန္တနိဋ္ဌာ၊ ပျက်စီးခြင်းကို လွန်သော နိဗ္ဗာန်ဟူသော အဆုံးရှိကုန်သည်။ အစ္စန္တယောဂက္ခေမိ၊ ပျက်စီးခြင်းကို လွန်သော လေးပါးသော ယောဂတို့၏ ကုန်ရာဖြစ်သော နိဗ္ဗာန်ရှိကြကုန်သည်။ အစ္စန္တဗြဟ္မစာရိ၊ ပျက်စီးခြင်းကို လွန်သော နိဗ္ဗာန်အကျိုးငှါ မြတ်သော အရိယမဂ်အကျင့်ကို ကျင့်တတ်ကုန် သည်။ အစ္စန္တပရိယောသာနာ၊ ပျက်စီးခြင်းကို လွန်သော နိဗ္ဗာန်ဟူသော ဝဋ် အဆုံးရှိကြကုန်သည်။ ဟောန္တိ နုခေါ၊ ပါကုန်သလော”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒ၊ သိကြား။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ အစ္စန္တနိဋ္ဌာ၊ ကုန်သည်။ အစ္စန္တယောဂက္ခေမိ၊ ကုန်သည်။ အစ္စန္တ- ဗြဟ္မစာရိ၊ ကုန်သည်။ အစ္စန္တပရိယောသာနာ၊ ကုန်သည်။ န ခေါ ဟောန္တိ၊ ကုန်သည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ မပြန်ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “မာရိယ၊ ရား။ ကသ္မာ၊ ကြောင့်။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မ- ဏာ၊ တို့သည်။ အစ္စန္တနိဋ္ဌာ၊ ကုန်သည်။ အစ္စန္တယောဂက္ခေမိ၊ ကုန်သည်။ အစ္စန္တ- ဗြဟ္မစာရိ၊ ကုန်သည်။ အစ္စန္တပရိယောသာနာ၊ ကုန်သည်။ န ဟောန္တိ ပန၊ ပါကုန်သနည်း”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒ၊ သိကြား။

(ယသ္မာ၊ ကြောင့်။) ယေ ဘိက္ခု၊ တို့သည်။ တဏှာသင်္ခယဝိမုတ္တာ၊ တဏှာကို ကုန်စေတတ်သောမဂ်ဖြင့် ကိလေသာမှ လွတ်ကြကုန်သည်။ ဝါ၊ တဏှာ၏ကုန်ရာ ဖြစ်သောနိဗ္ဗာန်သို့ စိတ်ကို စုတ်စုတ်မြုပ်မြုပ်စွန့်လွှတ်ကြကုန်သည်။ ဝါ၊ တဏှာ ၏ကုန်ရာဖြစ်သောနိဗ္ဗာန်၌ နှလုံးသွင်းကြကုန်သည်။ ဟောန္တိ၊ ကုန်၏။ တေ ဘိက္ခု၊ တို့သည်သာ။ အစုန္တနိဗ္ဗာ၊ ကုန်သည်။ အစုန္တယောဂက္ခေမိ၊ ကုန်သည်။ အစုန္တဗြဟ္မစာရိ၊ ကုန်သည်။ အစုန္တပရိယောသာနာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ တသ္မာ၊ ကြောင့်။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ အစုန္တနိဗ္ဗာ၊ ကုန်သည်။ အစုန္တယောဂက္ခေမိ၊ ကုန်သည်။ အစုန္တဗြဟ္မစာရိ၊ ကုန်သည်။ အစုန္တပရိယောသာနာ၊ ကုန်သည်။ န ဟောန္တိ၊ ကုန်။ ဣတိ၊ သို့။ အဝေါစ၊ မူပြန်ပြီ။

ဣတ္ထံ၊ သို့။ ဝါ၊ ဖြင့်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့၏။ ဣန္ဒြိယ၊ သော။ သက္ကဿ၊ အား။ ဝါ၊ သည်။ ပဉ္စံ၊ ကို။ ပုဋ္ဌော၊ သည်။ (သမာနေော၊ သော်။) ဗျာကာသိ၊ မူပြီ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြော၊ သော။ သက္ကော၊ သည်။ အတ္တမနေော၊ သည်။ (ဟုတော၊ ရှိ။) ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ကို။ အဘိနန္ဒိ၊ ပြီ။ အနုမောဒိ၊ ပြီ။ ကိံ ဝစနံ၊ ကို။ ဝတော၊ ရှိ။ အဘိနန္ဒိ၊ နည်း?။ အနုမောဒိ၊ နည်း?။ ဘဂဝါ၊ ရား။ တေ ဝစနံ၊ သည်။ ဝေံ၊ ပါ၏။ သုဂတ၊ ရား။ တေ ဝစနံ၊ သည်။ ဝေံ၊ ပါ၏။ ဧတ္ထ တေသ္မိံ ပဋ္ဌော ဌံ။ မေ၊ သည်။ ဘဂဝတော၊ ၏။ ပဉ္စာဝေယျာကရဏံ၊ ကို။ သုတော၊ ကြောင့်။ ကခါ၊ ကို။ တိဏှာ၊ အပ်ပါပြီ။ ကထံကထာ၊ သည်။ ဝိဂတော၊ ပါပြီ။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတော၊ ရှိ။ အဘိနန္ဒိ၊ ပြီ။ အနုမောဒိ၊ ပြီ။

၃၆၇။ ဣတိ၊ သို့။ ဝါ၊ ဖြင့်။ ဒေဝါနံ၊ တို့၏။ ဣန္ဒြော၊ သော။ သက္ကော၊ သည်။ ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ကို။ အဘိနန္ဒိတော၊ ပြီး၍။ အနုမောဒိတော၊ ပြီး၍။ ဘဂဝန္တံ၊ ကို။ တေ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း ။

“ဘန္တေ၊ ရား။ ဇော၊ တုန်လှုပ်တတ်သော တဏှာသည်။ ရောဂေါ၊ ကြင် နာတတ်သောရောဂါမည်ပါ၏။ ဝါ၊ နှိပ်စက်တတ်သော ရောဂါမည်ပါ၏။ ဇော၊ သည်။ ဂဏှော၊ အတွင်း၌ ဖျက်ဆီးတတ်သော အိုင်းအမာမည်ပါ၏။ ဇော၊ သည်။ သလ္လံ၊ စူးဝင်တတ်သော မြားငြောင့်နှင့် တူပါ၏။ ဇော၊ သည်။ တဿ တဿေဝ ဘဝဿ၊ ထိုထို ဘဝ၏ သာလျှင်။ အဘိနိဗ္ဗတ္တိယာ၊ ဖြစ်ခြင်းငှါ။ ဣမံ ပုရိသံ၊ ကို။ ပရိကခုတိ၊ ထက်ဝန်းကျင်မှ ဆွဲဝင်ပါ၏။ (ယသ္မာ၊ ကြောင့်။ ဇော၊ သည်။ တဿ တဿေဝ ဘဝဿ၊ ၏သာလျှင်။ အဘိနိဗ္ဗတ္တိယာ၊ ငှါ။ ဣမံ ပုရိသံ၊ ကို။ ပရိကခုတိ၊ ၏။) တသ္မာ၊ ကြောင့်။ အယံ ပုရိသော၊ သည်။ (တေသံ တေသံ ဘဝါနံ၊ တို့၏။ ဝသေန၊ အစွမ်းအားဖြင့်။) ဥစ္စာဝစံ၊ မြတ်

သည်၏အဖြစ် ယုတ်သည်၏ အဖြစ်သို့။ အာပဇ္ဇတိ၊ ရောက်ရပါ၏။ [ဤ၌ အာပဇ္ဇတိတိ-ဟု ရှိကြ၏။ ဣတိ မလိ]။ ဘန္တေ၊ ရား။ အဟံ၊ သည်။ ဣတော သာသနတော၊ ဤ မြတ်စွာဘုရား၏ သာသနာတော်မှ။ ဗဟိဒ္ဓါ၊ အပဋိဖြစ် ကုန်သော။ အညေသု၊ တပါးကုန်သော။ ယေသု သမဏဗြာဟ္မဏေသု၊ တို့၌။ ပဉ္စာနံ၊ တဆယ့်လေးပါးသော ပြဿနာတို့၏။ ဩကာသကမ္မမ္ပိ၊ ဖြေဆိုခွင့် ကို ပြုမှုကိုလည်း။ နာလတ္ထံ၊ မရခဲ့ပါ။ (တေဟိ သမဏဗြာဟ္မဏေဟိ၊ တို့သည်။ အဗျာကတာ၊ မဖြေဆိုအပ်နိုင်ကုန်သော။) တေ ပဉ္စာ၊ ထို တဆယ့်လေးပါး သော ပြဿနာတို့ကို။ ဘဂဝတာ၊ သည်။ မေ၊ အား။ ဗျာကတာ၊ ဖြေဆိုအပ် ပါကုန်ပြီ။ [ဤကား ယေသွာဟံ ဟု ပဒုဒ္ဓါရပြု၍ ဖွင့်အပ်သော အဋ္ဌကထာနှင့် အညီတည်း။]

တနည်း။ ဘန္တေ၊ ရား။ အဟံ၊ သည်။ ဣတော သာသနတော၊ မှ။ ဗဟိဒ္ဓါ၊ ကုန် သော။ အညေသု၊ ကုန်သော။ သမဏဗြာဟ္မဏေသု၊ တို့၌။ ယေသံ ပဉ္စာနံ၊ တို့၏။ ဩကာသကမ္မမ္ပိ၊ ကိုလည်း။ နာလတ္ထံ၊ ပါ။ တေ ပဉ္စာ၊ တို့ကို။ ဘဂဝ- တာ၊ သည်။ မေ၊ အား။ ဗျာကတာ၊ ကုန်ပြီ။ [ဤကား။ ယေသာဟန္တိပိ ပါဠိ၊ တဿာ ကေစိ ယေသံ အဟန္တိ အတ္ထံ ဝဒန္တိ၊ ဟူသော ဋီကာနှင့် အညီတည်း။] မေ၊ ၏။ ဝိစိကိစ္ဆာကထံကထာသလ္လံ၊ အသို့နည်း အသို့နည်းဟု တွေးတောယုံမှားတတ်သော ဝိစိကိစ္ဆာတည်းဟူသော မြားငြောင့်သည်။ ဒိဿ- ရတ္တာနုသယိတံ စ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး ကိန်းအောင်း၍ နေသည် သာလျှင်။ ဟောတိ၊ ပါ၏။ တဉ္စ ဝိစိကိစ္ဆာ ကထံကထာသလ္လံ၊ ကိုလည်း။ ဘဂဝတာ၊ သည်။ အဗ္ဗုဋ္ဌံ၊ အမြဲမလှုပ် အစွဲပြုတ်အောင် ဆွဲနုတ်တော်မူအပ် ပါပြီ။ ဣတိ၊ သို့။ အပေါစ၊ ပြန်ပြီ။

(ဝေံ၊ သို့။ ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ မှပြန်ပြီ။) ကိံ၊ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒံ၊ သိကြား။ တံ၊ သည်။ ဣမေ ပဉ္စေ၊ တို့ကို။ အညေ၊ ငါဘုရားမှ တပါးကုန်သော။ သမဏဗြာဟ္မဏေ၊ တို့ကို။ ပုစ္ဆိတာ၊ မေးဘူး၏ ဟူ၍။ အဘိဇာ- နာသိ နော၊ သိ၏လော။

တနည်း။ ဒေဝါနမိန္ဒံ၊ သိကြား။ တံ၊ သည်။ အဘိဇာနာသိ နော၊ သိလည်း သိ၏လော။ ဣမေ ပဉ္စေ၊ တို့ကို။ အညေ၊ ကုန်သော။ သမဏဗြာဟ္မ- ဏေ၊ တို့ကို။ ပုစ္ဆိတာ၊ မေးလည်း မေးဘူး၏လော။

တနည်း။ ဒေဝါနမိန္ဒံ၊ သိကြား။ တံ၊ သည်။ ဣမေ ပဉ္စေ၊ တို့ကို။ အညေ၊ ကုန် သော။ သမဏဗြာဟ္မဏေ၊ တို့ကို။ (ပုဗ္ဗေ ရှေး၌။ ဝါ၊ ရှေးက။) ပုစ္ဆိတာ၊ မေးဘူး

၍။ (ဣဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။) အဘိဇာနာသိ နော၊ သိ၏လော”။
 ဣတိ၊ သို့။ အဝေါစ၊ မူပြန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဒေဝါနံ၊ တို့ကို။
 ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊
 ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ရား။ အဟံ၊ သည်။ ဣမေ ပဉ္စေ၊
 တို့ကို။ အညေ၊ မြတ်စွာဘုရားမှ တပါးကုန်သော။ သမဏဗြာဟ္မဏေ၊ တို့ကို။
 ပုစ္ဆိတာ၊ ဟူ၍။ အဘိဇာနာမိ၊ ပါ၏။

တနည်း။ ဘန္တေ၊ ရား။ အဟံ၊ သည်။ အဘိဇာနာမိ၊ ပါ၏။ ဣမေ ပဉ္စေ၊
 တို့ကို။ အညေ၊ ကုန်သော၊ သမဏဗြာဟ္မဏေ၊ တို့ကို။ ပုစ္ဆိတာ၊ ပါ၏။

တနည်း။ ဘန္တေ၊ ရား။ အဟံ၊ သည်။ ဣမေ ပဉ္စေ၊ တို့ကို။ (ပုဗ္ဗေ၊
 ရှေး၌။ ဝါ၊ က။) ပုစ္ဆိတာ၊ မေးဘူး၍။ (ဣဒါနိ၊ ၌။) အဘိဇာနာမိ၊ ပါ၏”။
 ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။

(ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။
 သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မူပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။
 “ဒေဝါနမိန္ဒ၊ သိကြား။ ယထာကထံ ပန၊ အဘယ်သို့သာလျှင်။ ဝါ၊ အဘယ်ပုံ
 သာလျှင်။ တေ သမဏဗြာဟ္မဏာ၊ တို့သည်။ ဗျာကံသု၊ ဖြေဆိုကြကုန်သနည်း။
 တေ၊ အား။ ဂရု၊ ဝန်မလေးသည်။ သစေ ဟောတိ၊ အကယ်၍ဖြစ်ခဲ့အံ့။ ဧဝံ
 သတိ၊ သော်။ (တံ၊ သည်။) ဘာသဿ၊ လျှောက်ထားစမ်းလော့”။ ဣတိ၊ သို့။
 အဝေါစ၊ မူပြန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။
 သက္ကော၊ သိကြားသည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။)
 ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ရား။ ယတ္ထ ယသ္မိံ ဌာနေ၊ ၌။ ဘဂဝါ စ၊
 သည်သော်လည်းကောင်း။ ဘဂဝန္တုပေါ စ၊ မြတ်စွာဘုရားကဲ့သို့သော သဘော
 ရှိသော ပုဂ္ဂိုလ်သည် သော်လည်းကောင်း။ နိသိန္ဒော၊ နေသည်။ အဿ၊ ပါ၏။
 တတ္ထ တသ္မိံ ဌာနေ၊ ၌။ မေ၊ အား။ ဂရု၊ ဝန်လေးသည်၏အဖြစ်သည်။ န ခေါ
 ဟောတိ၊ မရှိပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ (ဧဝံ၊ သို့။ ဝုတ္တော၊
 သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ ဧတံ ဝစနံ၊
 ကို။ အဝေါစ၊ မူပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒ၊ သိကြား။
 (အဟံ၊ သည်။) တေန ဟိ၊ မူ၏။

တနည်း။ ဒေဝါနမိန္ဒ၊ သိကြား။ (ယေန ကာရဏေန၊ ကြောင့်။ တေ၊
 အား။ ဂရု၊ သည်။ န ဟောတိ၊ မဖြစ်ခဲ့။) တေန ဟိ ကာရဏေန၊ သင့်အား
 ဝန်လေးသည်၏အဖြစ် မဖြစ်ခဲ့သည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်
 သာလျှင်။ ဘာသဿ၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ မူပြန်ပြီ။

(ဝေံ၊ သို့၊ ဝုတ္တေ၊ သော်။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ရား။ အဟံ၊ သည်။ ယေသု သမဏဗြာဟ္မဏေသု၊ တို့၌။ မညာမိ၊ အောက်မေ့မှတ်ထင်ပါ၏။ ကိံ၊ သို့။ မညာမိ၊ နည်း?။ (ဣမေ သမဏဗြာဟ္မဏာ၊ တို့သည်။) အာရညကာ၊ တော၌နေကြကုန်သော။ ပန္နသေနာသနာ၊ အစွန်အဖျားဖြစ်သောကျောင်း၌ နေကြကုန်သော။ သမဏဗြာဟ္မဏာ၊ တို့ပေတည်း”။ ဣတိ၊ သို့။ မညာမိ၊ ပါ၏။ အဟံ၊ သည်။ ဧတ သမဏဗြာဟ္မဏေ၊ တို့သို့။ ဝါ၊ တို့ကို။ ဥပသကံမိတွာ၊ ၍။ ဣမေ ပဠော၊ တို့ကို။ ပုစ္ဆာမိ၊ ပါ၏။ ဧတ သမဏဗြာဟ္မဏာ၊ တို့သည်။ မယာ၊ သည်။ ပုဠာ၊ မေးအပ်ကုန်သည်။ (သမာနာ၊ ဖြစ်ကုန်သည် ရှိသော်။) န သမ္မာယန္တိ၊ ပြည့်စုံစွာ မဖြေဆိုနိုင်ကြပါကုန်။ အသမ္မာယန္တော၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။) မမံယေဝ၊ ကိုသာလျှင်။ ပဋိပုစ္ဆန္တိ၊ တဖန်မေးကြပါကုန်၏။ ကိံ၊ သို့။ ပဋိပုစ္ဆန္တိ၊ ကုန်သနည်း?။ “အာယသ္မာ၊ အရှင်သည်။ ဧကော နာမော၊ အဘယ် အမည်ရှိပါသနည်း”။ ဣတိ၊ သို့။ ပဋိပုစ္ဆန္တိ၊ ပါကုန်၏။ ဧတသံ သမဏဗြာဟ္မဏာနံ၊ တို့အား။ ဝါ၊ တို့သည်။ ပုဠော၊ မေးအပ်သော။ အဟံ၊ သည်။ ဗျာကရောမိ၊ ဖြေဆိုပါ၏။ ကိံ၊ သို့။ ဗျာကရောမိ၊ နည်း?။ “မာရိသာ၊ အကျွန်ုပ်အလား ချမ်းသာများလျက် ရှုစားအပ်သော အရှင်တို့။ အဟံ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ ပါတည်း”။ ဣတိ၊ သို့။ ဗျာကရောမိ၊ ပါ၏။ ဧတ သမဏဗြာဟ္မဏာ၊ တို့သည်။ မမံယေဝ၊ ကိုသာလျှင်။ ဥတ္တရိ၊ သော။ (ပဉ္စံ၊ ကို။) ပဋိပုစ္ဆန္တိ၊ ပါကုန်၏။ ကိံ၊ သို့။ ပဋိပုစ္ဆန္တိ၊ ကုန်သနည်း?။ “ဒေဝါနမိန္ဒ၊ သိကြား။ အာယသ္မာ၊ အရှင်သည်။ ကိံ၊ ကမ္မံ၊ အဘယ်အမှုကို။ ကတွာ၊ ပြုခဲ့၍။ ဣမံ ဌာနံ၊ ဤသိကြား၏ ရာထူးသို့။ ပဒတ္တာ ပန၊ ရောက်ရပါသနည်း”။ ဣတိ၊ သို့။ ပဋိပုစ္ဆန္တိ၊ ပါကုန်၏။

အဟံ၊ သည်။ ဧတသံ သမဏဗြာဟ္မဏာနံ၊ တို့အား။ ယထာသုတံ၊ အကြင်အကြင် ကြားအပ်ဘူးသော။ ဝါ၊ ကြားအပ်ဘူးသော အပြားရှိသော။ ယထာပရိယတ္တံ၊ အကြင်အကြင် သင်ယူအပ်ဘူးသော။ ဝါ၊ သင်ယူအပ်ဘူးသော အပြားရှိသော။ ဓမ္မံ၊ ခုနစ်ပါးသော ကျင့်ဝတ်တရားကို။ ဒေသေမိ၊ ပါ၏။ ဧတ သမဏဗြာဟ္မဏာ၊ တို့သည်။ တာဝတကေနေဝ၊ ထိုမျှလောက် အတိုင်းအရှည်ရှိသော ခုနစ်ပါးသော ကျင့်ဝတ်တရားမျှဖြင့်သလျှင်။ အတ္တမနာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ အတ္တမနာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်သနည်း?။ “နော၊ တို့သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော စ၊ ကိုလည်း။ ဒိဋ္ဌော၊ ကိုယ်တိုင်ကိုယ်ကြပ် ရှုမြင်အပ်ပြီ။ နော၊ တို့သည်။ ပာဠ ပဉ္စံ၊ အကြင်ပြဿနာကိုလည်း။ အပုစ္ဆိမ္မာ၊ မေးလိုက်ကြကုန်ပြီ။

တဉ္စ ပဉ္စံ၊ ကိုလည်း။ (ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။) နော၊
 တို့အား။ ဗျာကာသိ၊ ဖြေဆိုခဲ့ပုံ။ ။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတော၊ ကုန်၍။
 အတ္တမနာ၊ ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ အညဒတ္ထု၊ စင်စစ်ကေန အမှန်
 အားဖြင့်။ တေ သမဏဗြာဟ္မဏာ၊ တို့သည်။ မမိယေဝ၊ ၎် သာလျှင်။ သာကော၊
 တို့သည်။ သမ္ပန္တန္တိ၊ ကောင်းစွာဖြစ်ကြပါကုန်၏။ အဟံ၊ သည်။ တေသံ သမဏ-
 ဗြာဟ္မဏာနံ၊ တို့၏။ (သာဝကော၊ သည်။) န စ သမ္ပဇ္ဇာမိ၊ မဖြစ်ပါသည်သာ။
 ဝါ။ ဖြစ်သည် မဟုတ်ပါသည်သာ။ ဘန္တေ၊ ဘုရား။ ခေါပန၊ အဟုတ်အမှန်
 ကား။ “အဟံ၊ သည်။ ဘဂဝတော၊ ၎်။ သာဝကော၊ တပည့်ဖြစ်သော။ အ-
 ဝိနိပါတော၊ လေးပါးသော အပါယ်ဘုံတို့၌ ဖောက်ပြန်စွာ ကျရောက်ခြင်းမရှိ
 သော။ ဝါ၊ လေးပါးသော အပါယ်ဘုံတို့၌ ဖောက်ပြန်စွာ ကျရောက်စေတတ်
 သော ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတရားမရှိသော။ နိယတော၊ ဓမ္မနိယာမအားဖြင့် မြဲသော။
 ဝါ၊ မဂ္ဂနိယာမအားဖြင့် မြဲသော။ သမ္မောဓိပရာယဏော၊ လေးပါးသော သစ္စာ
 ကို သိပြီးသော သောတာပတ္တိမဂ်ဟူသော မြတ်သော လည်းလျောင်းရာရှိသော။
 ဝါ၊ လေးပါးသော သစ္စာကို သိလတ္တံ့ သော သောတာပတ္တိမဂ်မှ ကပါးသော
 အထက်မဂ် သုံးပါးဟူသော လည်းလျောင်းရာရှိသော။ သောတာပန္နော၊
 သောတာပန်ပါတည်း။ ဝါ၊ မဂ်တည်းဟူသော အယဉ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်
 ပါတည်း။” ။ ဣတိ သို့။ အဝေါစ၊ ပြန်ပြီ။

သောမနဿပဋိလာဘကထာ

၃၆၈။ (ဝေံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊
 သော။ သက္ကံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊
 နည်း?။ “ဒေဝါနံ၊ သိကြား။ တံ၊ သည်။ ဣတော၊ ဤနေ့မှ။ ပုဗ္ဗေ၊ ရှေး၌။
 ဝါ၊ ရှေးက။ ဝေရူပံ၊ ဤသို့သဘောရှိသော။ ဝေဒပဋိလာဘံ၊ နှစ်သက်ခြင်းကို
 ရခြင်းကိုလည်းကောင်း။ ဝါ၊ ရအပ်သော နှစ်သက်ခြင်းကိုလည်းကောင်း။
 သောမနဿပဋိလာဘံ၊ သောမနဿကို ရခြင်းကိုလည်းကောင်း။ ဝါ၊ ရအပ်
 သော သောမနဿကိုလည်းကောင်း။ အဘိဇာနာသိ နော၊ သိ၏လော” ။ ဣတိ၊
 သို့။ အဝေါစ၊ မှပြန်ပြီ။ (ဝေံ၊ သို့။ ဝုတ္တော၊ သော်။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊
 သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။)
 ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ရား။ အဟံ၊ သည်။ ဣတော၊ မှ။
 ပုဗ္ဗေ၊ ၌။ ဝါ၊ က။ ဝေရူပံ၊ သော။ ဝေဒပဋိလာဘံ၊ ကိုလည်းကောင်း။
 သောမနဿပဋိလာဘံ၊ ကိုလည်းကောင်း။ အဘိဇာနာမိ၊ သိပါ၏။ ဣတိ၊
 သို့။ အဝေါစ၊ ပြီ။ (ဝေံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊
 တို့ကို။ ဣန္ဒံ၊ သော။ သက္ကံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊

သို့။ အဝေါစ၊ နည်း?။ “ဒေဝါနမိန္ဒ၊ သိကြား။ ယထာကထံ ပန၊ အဘယ် သို့သာလျှင်။ ဝါ၊ အဘယ်ပုံသာလျှင်။ တံ၊ သည်။ ဣတော၊ မှ။ ပုဗ္ဗေ၊ ၌။ ဝါ၊ က။ ဝေရူပံ၊ သော။ ဝေဒပဋိလာဘံ၊ ကိုလည်းကောင်း။ သောမနဿ- ပဋိလာဘံ၊ ကိုလည်းကောင်း။ အဘိဇာနာသိ၊ နည်း”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။

(ဝေံ၊ သို့။ ဝုတ္ထေ၊ သော်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ရား။ (ဣဒံ၊ ဤလျှောက်ထားအပ်လတ္တံ့ သည် ကား။) ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသော။ (ဝတ္ထု၊ ဝတ္ထုပါတည်း။ ဝါ၊ အကြောင်း ပါတည်း။)

တနည်း။ ဘန္တေ၊ ရား။ (အဟံ၊ သည်။) ဘူတပုဗ္ဗံ၊ သော။ (ဝတ္ထု၊ ကို။ အာရောစေသာမိ၊ လျှောက်ထားပါအံ့။)

တနည်း။ ဘန္တေ၊ ရား။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသော အတိတ်အခါ၌။ ဒေဝါသုရသင်္ဂါမော၊ နတ်၊ အသုရာတို့၏ စစ်ထိုးခြင်းသည်။ သမုပဗျူဠော၊ ကောင်းစွာ ကက်ရောက်သည်။ အဟောသိ၊ ပါပြီ။ ဘန္တေ၊ ရား။ တသ္မိံ သင်္ဂါမေ၊ ထိုစစ်တိုက်ရာ၌။ ဝါ၊ ထိုစစ်ပွဲ၌။ ဒေဝါ၊ တို့သည်။ ဇိနိံ သု၊ အောင် ကြပါကုန်ပြီ။ အသုရာ၊ တို့သည်။ ပရာဇယိံ သု၊ ရှုံးကြပါကုန်ပြီ။ ဘန္တေ၊ ရား။ တံ သင်္ဂါမံ၊ ထိုစစ်ပွဲကို။ အဘိဇိနိတော၊ အောင်ခြင်းကြောင့်။ ဝိဇိတသင်္ဂါမဿ၊ အောင်အပ်ပြီးသော စစ်မြေပြင်ရှိသော။ တဿ မဟံ၊ အား။ ဧတံ ပရိ- ဝိတက္ကနံ၊ သည်။ အဟောသိ၊ ဖြစ်ပါပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ဒါနိ၊ ဤအခါ၌။ ဝါ၊ ယခုအခါ၌။ ဒိဗ္ဗာ၊ နတ်၌ဖြစ်သော။ ယာ စေဝ သြဇာ၊ အကြင်သြဇာသည်လည်းကောင်း။ အသုရာ၊ အသုရာ၌ဖြစ်သော။ ယာ စ သြဇာ၊ သည်လည်းကောင်း။ (အတ္ထိ၊ ၏။) ဥဘယံ၊ နှစ်ပါးစုံသော။ ဧတံ သြဇံ၊ ဤ နတ်၌ဖြစ်သောသြဇာ၊ အသုရာ၌ဖြစ်သောသြဇာကို။ ဒေဝါ၊ နတ်တို့ သည်သာလျှင်။ ဝါ၊ နတ်တို့ချည်းသာလျှင်။ ပရိဘုဒ္ဓိဿန္တိ၊ သုံးဆောင်ကြရ ကုန်လိမ့်လတ္တံ့”။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပါပြီ။

ဘန္တေ၊ ရား။ မေ၊ ၏။ သော ဝေဒပဋိလာဘော၊ သည်လည်းကောင်း။ သော သောမနဿပဋိလာဘော၊ သည်လည်းကောင်း။ သဒဏ္ဍာဝစရော၊ တုတ် လှံတံ၏ သက်ဝင်ခြင်းနှင့် တက္ကဖြစ်သည်။ ဝါ၊ တုတ် လှံတံကို တားမြစ်ခြင်းနှင့် တက္ကဖြစ်သည်။ ဝါ၊ တုတ် လှံတံဖြင့် ရိုက်နှက်ပုတ်ခတ်တားမြစ်၍ ပြီးစေအပ် သည်၏အဖြစ်နှင့် တက္ကဖြစ်သည်။ သသတ္ထာဝစရော၊ ထားလက်နက်၏ သက်ဝင် ခြင်းနှင့် တက္ကဖြစ်သည်။ ဝါ၊ ထားလက်နက်ကို တားမြစ်ခြင်းနှင့် တက္ကဖြစ် သည်။ ဝါ၊ ထားလက်နက်ဖြင့် ခုတ်ဖြတ်တားမြစ်၍ ပြီးစေအပ်သည်၏အဖြစ်နှင့်

တက္ကဖြစ်သည်။ (ဟုတွာ၊ ရှိ။) နိဗ္ဗိဒါယ၊ သံသရာဝဋ်၌ ငြီးငွေ့ စိတ်ပျက်
 ကြောင်းဖြစ်သော ဝုဠာနဂါမိနိဝိပဿနာဉာဏ်အကျိုးငှါ။ န သံဝတ္တတိ၊ မဖြစ်
 ခဲ့ပါ။ ဝိရာဂါယ၊ သံသရာဝဋ်၌ တပ်ခြင်းကင်းကြောင်းဖြစ်သော အရိယာမဂ်
 အကျိုးငှါ။ န သံဝတ္တတိ၊ မဖြစ်ခဲ့ပါ။ နိရောဓာယ၊ သံသရာဝဋ်၏ ချုပ်ရာဖြစ်
 သော နိဗ္ဗာန်အကျိုးငှါ။ န သံဝတ္တတိ၊ ခဲ့ပါ။ ဥပသမာယ၊ သံသရာဝဋ်၏
 ငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်အကျိုးငှါ။ န သံဝတ္တတိ၊ ပါ။ အဘိညာယ၊
 ဉာတပရိညာဉ်၏အစွမ်းအားဖြင့် ဝဋ်ကို ထိုးထွင်း၍ သိတတ်သော မဂ်အကျိုးငှါ။
 ဝါ၊ အဘိညာပညာဖြင့် ဝဋ်ကို ထိုးထွင်း၍ သိတတ်သော မဂ်အကျိုးငှါ။ န
 သံဝတ္တတိ၊ ခဲ့ပါ။ သမ္မောဓာယ၊ တိရဏပရိညာဉ်၊ ပဟာနပရိညာဉ်တို့၏ အစွမ်း
 အားဖြင့် ဝဋ်ကို ထိုးထွင်း၍ သိတတ်သော မဂ်အကျိုးငှါ။ ဝါ၊ ပရိညာဘိသမယ၏
 အစွမ်းအားဖြင့် ဝဋ်ကို ထိုးထွင်း၍ သိတတ်သော မဂ်အကျိုးငှါ။ န သံဝတ္တတိ၊
 ခဲ့ပါ။ နိဗ္ဗာနာယ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းအကျိုးငှါ။ န သံဝတ္တတိ၊
 မဖြစ်ခဲ့ပါ။ ဝါ၊ ဖြစ်သည် မဟုတ်ခဲ့ပါ။

ဘန္တေ၊ ရား။ ခေါ် ပန၊ အဟုတ်အမှန်ကား။ မေ၊ အား။ ဝါ၊ ၎င်း။
 ဘဂဝတော၊ ၎င်း။ ဓမ္မံ၊ ကို။ သုတွာ၊ ရရှိ။ ယော အယံ ဝေဒ-
 ပဋိလာဘော၊ သည်လည်းကောင်း။ ယော အယံ သောမနဿပဋိ-
 လာဘော၊ သည်လည်းကောင်း။ (အတ္ထိ၊ ၎င်း။) သော ဝေဒပဋိလာဘော၊
 သည်လည်းကောင်း။ သော သောမနဿပဋိလာဘော၊ သည်လည်းကောင်း။
 အဒဏ္ဍာဝစရော၊ တုတ် လုံတံ၏ သက်ဝင်ခြင်း မရှိသည်။ ဝါ၊ တုတ်
 လုံတံကို တားမြစ်ခြင်း မရှိသည်။ ဝါ၊ တုတ် လုံတံဖြင့် ရိုက်နှက် ပုတ်
 ခတ် တားမြစ်၍ ပြီးစေအပ်သည်၏ အဖြစ် မရှိသည်။ အသတ္တာဝစရော၊
 ထားလက်နက်၏ သက်ဝင်ခြင်း မရှိသည်။ (ဟုတွာ၊ ရှိ။) ဧကန္တနိဗ္ဗိဒါယ၊ စင်
 စစ် သံသရာဝဋ်၌ ငြီးငွေ့စိတ်ပျက်ကြောင်းဖြစ်သော ဝုဠာ-နဂါမိနိဝိပဿနာဉာဏ်
 အကျိုးငှါလည်းကောင်း။ ဧကန္တဝိရာဂါယ၊ ငှါလည်းကောင်း။ ဧကန္တနိရော-
 ဓာယ၊ ငှါလည်းကောင်း။ ဧကန္တဥပသမာယ၊ ငှါလည်းကောင်း။ ဧကန္တအဘိ-
 ညာယ၊ ငှါလည်းကောင်း။ ဧကန္တသမ္မောဓာယ၊ ငှါလည်းကောင်း။ ဧကန္တနိဗ္ဗာ-
 နာယ၊ ငှါလည်းကောင်း။ သံဝတ္တတိ၊ ဖြစ်ခဲ့ပါ၏။ လူတိ၊ သို့။ အဝေါစ၊
 ပြန်ပြီ။ [ဧကန္တ-ကို ပုဒ်တိုင်းယှဉ်သည်။]

၃၆၉။ (ဝေ၊ သို့။ ဝုတ္တေ၊ သော်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့၏။ ဣန္ဒြိ-
 သော၊ သက္ကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ မပြန်ပြီ။) ကိ'၊ သို့။ အဝေါစ၊
 နည်း?။ “ဒေဝါနမိန္ဒ၊ သိကြား။ တံ၊ သည်။ ကိ' အတ္ထဝသံ၊ အဘယ်အကျိုး
 ထူးကို။ ဝါ၊ အဘယ် မိမိနှင့်စပ်သော အကျိုးရှိသော အကြောင်းကို။ သမ္မုဿ-
 မာနော၊ ကောင်းစွာ ရှုမြင်သည်။ (ဟုတွာ၊ ရှိ။) ဝေရူပံ၊ သော။ ဝေဒပဋိ-

လာဘ်၊ ကိုလည်းကောင်း။ သောမနဿပဋိလာဘ်၊ ကို လည်းကောင်း။ ပဝေဒေသိ ပန၊ သိစေရဘိသနည်း။ ဝါ၊ လျှောက်ထားရဘိသနည်း”။ ဣတိ၊ သို့။ အဝေါစ၊ မပြန်ပြီ။ (ဝေံ၊ သို့။ ဝုတ္တော၊ သော်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘန္တေ၊ ရား။ အဟံ၊ သည်။ ဆ၊ ခြောက်ပါး ကုန်သော။ အတ္ထဝသေ၊ အကျိုးထူးတို့ကို။ ဝါ၊ မိမိနှင့်စပ်သော အကျိုးရှိသော အကြောင်းတို့ကို။ သမ္ပဿမာနေော၊ ကောင်းစွာ မြင်ရသည်။ (ဟုတွာ၊ ရှိ။) ဝေရူပံ၊ သော။ ဝေဒပဋိလာဘ်၊ ကိုလည်းကောင်း။ သောမနဿပဋိလာဘ်၊ ကိုလည်းကောင်း။ ပဝေဒေမိ၊ ပါ၏။

ဆ၊ ကုန်သော။ ကတမေ အတ္ထဝသေ၊ တို့ကို။ သမ္ပဿမာနေော၊ သည်။ ဟုတွာ၊ ရှိ။ ဝေရူပံ၊ သော။ ဝေဒပဋိလာဘ်၊ ကိုလည်းကောင်း။ သော- မနဿပဋိလာဘ်၊ ကိုလည်းကောင်း။ ပဝေဒေမိ၊ နည်း။ [ထည့်၍ ယောဇ နာသည်။]

မာရိသ၊ အကျွန်ုပ်အလား ချမ်းသာများလျက် ရှုစား အပ်သော အရှင်ဘုရား။ ဝါ၊ အကောက်မကြံ မဖောက် ပြန်ဘဲ သည်းခံအပ်သော စည်းစိမ်ရှိသော အရှင်ဘုရား။ မေ၊ အကျွန်ုပ်သည်။ ဣဓေ ဣမသ္မိံ ဝေ ဩကာသေ၊ ဤ ဣန္ဒ သာလလိဏ်ဂူ အရပ်၌သာလျှင်။ တိဋ္ဌမာနဿ၊ တည်စဉ်။ ဒေဝ- ဘူတဿ၊ ရှေး၌ သိကြားနတ် ဖြစ်သည်ဖြစ်၍။ သတော၊ ယခုလည်း သိကြားနတ်ဖြစ်စဉ်။ မေ၊ သည်။ ပုန၊ နောက်ထပ် တဖန်။ အာယု စ၊ အသက်ကိုလည်း။ (အညေန၊ တပါးသော။ ကမ္မဝိပါကေန၊ ကံ၏ အကျိုးဆက်ဖြင့်။ လဒ္ဓေါ၊ ရအပ်ပါပြီ။) ဝေံ၊ သို့။ (တံ၊ သည်။) ဇာနာဟိ၊ သိတော်မူပါလော့။

ဘန္တေ၊ ရား။ အဟံ၊ သည်။ ပဌမံ၊ ရှေးဦးစွာသော။ ဣမံ အတ္ထဝသံ၊ ဤ သိကြားအဖြစ်မှ စုတေ၍ သိကြားသစ်အဖြစ်သို့ ရောက်ရခြင်းဟူသော အကျိုး ထူးကို။ သမ္ပဿမာနေော၊ သည်။ (ဟုတွာ၊ ဤ။) ဝေရူပံ၊ သော။ ဝေဒပဋိလာဘ်၊ ကိုလည်းကောင်း။ သောမနဿပဋိလာဘ်၊ ကိုလည်းကောင်း။ ပဝေဒေမိ၊ ပါ၏။

(မာရိသ၊ ရား။) အဟံ၊ သည်။ ဒိဝိယာ၊ တာဝတိံသာ နတ်ပြည်၌ဖြစ်သော။ ကာယာ၊ သိကြား၏ကိုယ်မှ။ ဝါ၊ သိကြား ၏ကိုယ်ဖြစ်၍ ဖြစ်သော အတ္တဘောမှ။ စုတော၊ စုတေသည်။ ဝါ၊ ရွှေ့လျောသည်။ (သမာနေော၊ ဖြစ်သည်ရှိသော်။) အမာ နုသံ၊ နတ်ပြည်၌ဖြစ်သော။ အာယံ၊ အသက်ကို။ ဟိတွာ၊ ပယ်စွန့် ၍။ ယတ္ထ ယသ္မိံ ကုလေ၊ အကြင်အမျိုး၌။ မေ၊ ၏။ မနေော၊

သည်။ ရမတိ၊ မွေ့လျော်၏။ ဝါ၊ မွေ့လျော်လတ္တံ့။ (တတ္ထတသ္မိံ ကုလေ၊ ဌံ။) အမူဇ္ဇော၊ ဂတိမြဲဟန် အကြောင်းခံကြောင့် ကေနိမတောဝေသည်။ (ဟုတော၊ ရှိ။) ဂဗ္ဘံ၊ အမိဝမ်းတိုက်သို့။ ဧဿာမိ၊ ရောက်ရပါလိမ့်အံ့။

ဘန္တေ၊ ရား။ အဟံ၊ သည်။ ဒုတိယံ၊ သော။ ဣမံ အတ္ထဝသံ၊ ဤသတ္တက္ခတ္တုပရမသောတာပန်၏ အဖြစ်ဟူသော အကျိုးထူးကို။ သမ္ပဿမာနော၊ သည်။ (ဟုတော၊ ရှိ။) ဝေရူပံ၊ သော။ ဝေဒပဋိလာဘံ၊ ကိုလည်းကောင်း။ သောမနဿပဋိလာဘံ၊ ကိုလည်းကောင်း။ ပဝေဒေမိ၊ ပါ၏။

(ဘန္တေ၊ ရား။) သွာဟံ သော အဟံ၊ ထိုအကျွန်ုပ်သည်။ အမူဇ္ဇပညဿ၊ မတောဝေသော ပညာရှိတော်မူသော။ (ဗုဒ္ဓဿ၊ ၏။) သာသနေ၊ သာသနာတော်၌။ ရတော၊ မွေ့လျော်သည်။ (ဟုတော၊ ရှိ။) ဝိဟရံ၊ နေလျက်။ သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာရှိသည်။ ပဋိဿတော၊ အဖန်ဖန် အောက်မေ့တတ်သော သတိရှိသည်။ (ဟုတော၊ ရှိ။) ဉာယေန၊ နိဗ္ဗာန်ကို သိကြောင်းဖြစ်သော အကြောင်းဖြင့်။ ဝါ၊ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော အကြောင်းဖြင့်။ ဝိဟရိဿာမိ၊ နေပါအံ့။

ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ တတိယံ၊ သော။ ဣမံ အတ္ထဝသံ၊ ဤသတိသမ္ပဇ်နှင့် ပြည့်စုံသည်ဖြစ်၍ နေနိုင်ခြင်းဟူသော အကျိုးထူးကို။ သမ္ပဿမာနော၊ သည်။ သည်။ (ဟုတော၊ ရှိ။) ဝေရူပံ၊ သော။ ဝေဒပဋိလာဘံ၊ ကိုလည်းကောင်း။ သောမနဿပဋိလာဘံ၊ ကိုလည်းကောင်း။ ပဝေဒေမိ၊ ပါ၏။

(မာရိသ၊ ရား။) မေ၊ သည်။ ဉာယေန၊ နိဗ္ဗာန်ကို သိကြောင်းဖြစ်သော အကြောင်းဖြင့်။ ဝါ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကြောင်းဖြင့်။ စရတော စ၊ လှည့်လည် စဉ်သာလျှင်။ ဝါ၊ ကျင့်စဉ်သာလျှင်။ သမ္မောမိ၊ လေးပါးသော သစ္စာကို သိတတ်သော သကဒါဂါမိဓိဉာဏ်သည်။ စေ တဝိဿတိ၊ အကယ်၍ ဖြစ်ခဲ့အံ့။ ဧဝံသတိ၊ ဤသို့ ဖြစ်ခဲ့သော်။ အညာဟာ၊ အထက်မဂ်၊ အထက်ဖိုလ်ကို သိလိုသည်။ (ဟုတော၊ ရှိ။) ဝိဟရိဿာမိ၊ နေပါအံ့။ သေဝ သော ဝေ ဝါသော၊ ထို သကဒါဂါမိဓိကို ရလျက် နေရခြင်းသည်သာလျှင်။ (မနုဿလောကေ၊ လူ့ပြည်၌။) အန္တော၊ အဆုံးသည်။ တဝိဿတိ၊ ဖြစ်ပါလိမ့်လတ္တံ့။ ။

ဘန္တေ၊ ရား။ စတုတ္ထံ၊ သော။ ဣမံ အတ္ထဝသံ၊ ဤ သကဒါဂါမိဓိကို ရရာ ဖြစ်သောဘဝ၏ လူ့ပြည်၌ နောက်ဆုံး၏အဖြစ်ဟူသော အကျိုးထူးကို။

သမ္ဗုဒ္ဓိဗျာဓိနော၊ သည်။ (ဟုတ္တော၊ ဤ။) ဝေဇ္ဇပံ၊ သော။ ဝေဒပဋိလာဘံ၊ ကိုလည်းကောင်း။ သောမနဿပဋိလာဘံ၊ ကိုလည်းကောင်း။ ပဝေဒေမိ၊ ပါ၏။

(မာရိယ၊ ရား။) အဟံ၊ သည်။ မာနုသော၊ လူ၌ဖြစ်သော။ ကာယာ၊ ကိုယ်မှ။ စုတော၊ စုတေသည်။ ဝါ၊ ရွှေလျောသည်။ (သမာနော၊ သော်။) မာနုသံ၊ လူ၌ဖြစ်သော။ အာယံ၊ အသက်ကို။ ဟိတုာန၊ ပယ်စွန့်ပြီး၍။ ပုန၊ နောက်ထပ်တဖန်။ ဒေဝလောကမ္ပိ၊ နတ်ပြည်၌။ ဥတ္တမော၊ မြတ်သော။ ဒေဝေါ၊ သိကြားနတ်မင်းသည်။ ဘဝိဿာမိ၊ ဖြစ်ရပါလိမ့်ဦးအံ့။

ဘန္တေ၊ ရား။ အဟံ၊ သည်။ ပဉ္စမံ၊ သော။ ဣမံ အတ္ထဝသံ၊ ဤလူ့ပြည်မှ စုတေသည်ရှိသော် သိကြားတဖန် ဖြစ်ရပြန်ခြင်းဟူသော အကျိုးထူးကို။ သမ္ဗုဒ္ဓိဗျာဓိနော၊ သည်။ (ဟုတ္တော၊ ဤ။) ဝေဇ္ဇပံ၊ သော။ ဝေဒပဋိလာဘံ၊ ကိုလည်းကောင်း။ သောမနဿပဋိလာဘံ၊ ကိုလည်းကောင်း။ ပဝေဒေမိ၊ ပါ၏။

(မာရိယ၊ ရား။) ပဏိတတရာ၊ အလုံးစုံသော နတ်တို့ထက် အထူးသဖြင့် မြတ်ကုန်သော။ အကနိဋ္ဌာ၊ အသက်ပညာ အရာရာဝယ် အငယ်မရှိကုန်သော။ ယသသိနော၊ အရှိန်အစော်အကျော်အစော အခြံအရံရှိကုန်သော။ ယေ ဒေဝါ၊ အကြင်ဗြဟ္မာတို့သည်။ သန္တိ၊ ကုန်၏။ သော၊ ထို အကနိဋ္ဌဗြဟ္မာတို့၏ နေရာအရပ်သည်။ အန္တိမေ၊ နောက်ဆုံးဖြစ်သော အတ္တဘောသည်။ ဝတ္တမာနမ္ပိ၊ ဖြစ်ခဲ့သည်ရှိသော်။ (မေ၊ ၏။) နိဝါသော၊ နေရာအရပ်သည်။ ဘဝိဿတံ၊ ဖြစ်ပါလိမ့်လတ္တံ့ ။

ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ ဆဋ္ဌံ၊ သော။ ဣမံ အတ္ထဝသံ၊ ဤ ဥဋ္ဌိသောတအကနိဋ္ဌဂါမီ၏ အဖြစ်ဟူသော အကျိုးထူးကို။ သမ္ဗုဒ္ဓိဗျာဓိနော၊ သည်။ (ဟုတ္တော၊ ဤ။) ဝေဇ္ဇပံ၊ သော။ ဝေဒပဋိလာဘံ၊ ကိုလည်းကောင်း။ သောမနဿပဋိလာဘံ၊ ကိုလည်းကောင်း။ ပဝေဒေမိ၊ ပါ၏။

ဘန္တေ၊ ရား။ အဟံ၊ သည်။ သ၊ ကုန်သော။ ဣမေ အတ္ထဝသေ၊ တို့ကို။ သမ္ဗုဒ္ဓိဗျာဓိနော၊ သည်။ (ဟုတ္တော၊ ဤ။) ဝေဇ္ဇပံ၊ သော။ ဝေဒပဋိလာဘံ၊ ကိုလည်းကောင်း။ သောမနဿပဋိလာဘံ၊ ကိုလည်းကောင်း။ ပဝေဒေမိ၊ ပါ၏။

ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဣဒံ ဝစနံ၊ ဤစကားကို။ အဝေါစ၊ ပြန်ပြီ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။

၁။ ဤဂါထာ၌ တေ ပဏိတတရာ-ဟု အစောင်စောင်သောမူတို့၌ ရှိကြ၏။ သော နိဝါသော ဘဝိဿတံ ယေ တေ အာယုနာ စ ပညာယ စ အကနိဋ္ဌာ ဇေဋ္ဌကာ သဗ္ဗဒေဝေဟိ ဣတတရာ ဒေဝါ-ဟူသော အဋ္ဌကထာ(နှာ-၃၃၂)နှင့် မညီ၊ ယေ-ဟု ရှိမှ ညီမည်။

ဣဒံ ဝစနံ၊ ကိံ၊ ဝတုာန၊ ပြီး၍။ အထ ပစ္စာ၊ လျှောက်ထားပြီးရာကာလမှ နောက်၌။ အပရံ၊ တပါးသော။ ဧတံ ဂါထာဗန္ဓု၊ ဤ ဂါထာဗန္ဓုကို။ အဝေါ၊ ပြန်ပြီ။ [အနုသန္ဓေဆက်၍ ယောဇနာသည်။]

☞ ၃၇၀။ (မာရိသာ၊ ရား။ အဟံ၊ သည်။) အပရိယောသိတ- သက်ပေါ့၊ ဘဝသမ္ပတ္တိ၊ နိဗ္ဗာနသမ္ပတ္တိတို့၏ အစွမ်းဖြင့် ပြီးဆုံး စေအပ်ပြီးသော စိတ်အကြံမရှိသည်။ ဝိစိကိစ္ဆော၊ ဝိစိကိစ္ဆာ ရှိသည်။ ဝါ၊ ဆုံးဖြတ်တတ်သောဉာဏ်မှ ကင်းသည်။ ကထံ၊ ကထိ၊ အသို့နည်း၊ အသို့နည်း ဟူသော တွေးတောယုံမှားခြင်း ရှိသည်။ (ဟုတုာ၊ ၍။) ဒိဿံ၊ ရှည်စွာသော။ အဋ္ဌါနံ၊ အဓွန့် ပတ်လုံး။ ဝါ၊ ကာလပတ်လုံး။ တထာဂတံ၊ မြတ်စွာဘုရားကို။ အန္ဓေသန္ဓော၊ ရှာမှီးလျက်။ ဝိစရိံ၊ လှည့်လည်ခဲ့ပါပြီ။

[ဤဂါထာ၌ တတိယပါဒတွင် ဝိစရ ဒိဿမဋ္ဌါနံ-ဟု ပါဠိတော်များတွင် ပျက် လျက်ရှိကြသည်။]

(မာရိသာ၊ ရား။ အဟံ၊ သည်။) ယေ သမဏော၊ အကြင် ရဟန်းတို့ကို။ ပဝိဝိတ္တဝိဟာရိနော၊ အပေါင်းအဖော် ကိလေ သာတို့မှ ကင်းဆိတ်လျက် နေလေ့ရှိကြကုန်၏ ဟူ၍။ မညာမိ၊ မှတ်ထင် အောက်မေ့ပါ၏။ ဧတ သမဏော၊ တို့သို့။ ဝါ၊ တို့ကို။ သမ္ပုဒ္ဓါဣတိ၊ ဘုရားတို့ဟူ၍။ မညာနော၊ မှတ်ထင်အောက်မေ့ သည်။ (ဟုတုာ၊ ၍။) ဥပါသိတံ၊ ချဉ်းကပ်ခြင်းငှါ။ ဂစ္ဆာမိ၊ သွားမိပါ၏။

ဂန္ဓာ၊ သွားပြီး၍။ [ပုဒ်ပြင်၍ လိုက်စပ်သည်။] (ပုစ္ဆာမိ၊ မေးပါ၏။ ကိံ၊ သို့။ ပုစ္ဆာမိ၊ နည်း?။ မာရိသာ၊ အကျွန်ုပ် အလား ချမ်းသာများလျက် ရှုစားအပ်သောအရှင်တို့။) ကထံ၊ အဘယ်သို့။ ဝါ၊ အဘယ်ပုံ။ ဝါ၊ အဘယ်သို့သော အပြားအား အားဖြင့်။ မဂ္ဂေ စ၊ မဂ်၌လည်းကောင်း။ ပဋိပဒါသု စ၊ မဂ်ကို ရကြောင်းဖြစ်သော အကျင့်တို့၌လည်းကောင်း။ အာရာနော၊ ပြီးစေခြင်းသည်။ ဝါ၊ ပြည့်စုံစေခြင်းသည်။ ဟောတိ၊ ဖြစ်ပါ သနည်း။ ကထံ၊ သို့။ ဝိရာနော၊ ချွတ်ယွင်းစေခြင်းသည်။ ဝါ၊ မပြည့်စုံစေခြင်းသည်။ ဟောတိ၊ နည်း?။ ဣတိ၊ သို့။ ပုစ္ဆာမိ၊ ပါ၏။ ဣတိ၊ သို့။ ပုဋ္ဌာ၊ မေးအပ်ကုန်သော။ (ဧတ သမဏာ၊ တို့သည်။) န သမ္မာယန္တိ၊ ပြည့်စုံစွာ မဖြေဆိုနိုင်ကြပါကုန်။

တေ သမဏာ၊ တို့သည်။ ယဒါ၊ အကြင်အခါ၌။ မံ၊ ကို။
 ဇာနန္တိ၊ သိကြပါကုန်၏။ ကိံ၊ သို့။ ဇာနန္တိ၊ ကုန်သနည်း။ “ဒေဝါနံ၊
 တို့၏။ ဣန္ဒေသာ၊ သော။ [ထည့်စပ်သည်။] သက္ကော၊ သည်။ နော၊
 ငါတို့၏။ သန္တိကံ၊ အထံသို့။ [နှစ်ပုဒ်ထည့်စပ်သည်] အာဂ-
 တော၊ လာခဲ့ပြီ။ ဣတိ၊ သို့။ ဇာနန္တိ၊ ပါကုန်၏။ (တဒါ၊
 သိကြရာ ထိုအခါ၌။) တေ သမဏာ၊ တို့သည်။ မမေဝ၊ ကိုသာ
 လျှင်။ ပုစ္ဆန္တိ၊ ပါကုန်၏။ ကိံ၊ သို့။ ပုစ္ဆန္တိ၊ ကုန်သနည်း?။
 “(ဒေဝါနမိန္ဒ၊ သိကြား။ အာယသ္မာ၊ အရှင်သည်။) ကိံ
 ကမ္ပံ၊ အဘယ်အမှုကို။ ကတော၊ ပြုခဲ့၍။ ဣဒံ ဌာနံ၊ ဤသိကြား
 ၏ အရာသို့။ ပါပုဏံ၊ ရောက်ရပါသနည်း။ ဣတိ၊ သို့။ ပုစ္ဆန္တိ၊
 ပါကုန်၏။

(မာရိယ၊ ရား။ အဟံ၊ သည်။) တေသံ သမဏာနံ၊ တို့အား။
 ယထာသုတံ၊ အကြင်အကြင် ကြားအပ်ပြီးသော။ ဇနေ၊
 လူအပေါင်း၌။ သုတံ၊ ထင်ရှားသော။ ဓမ္မံ၊ ခုနစ်ပါးသော
 ကျင့်ဝတ်တရားကို။ ဒေသေဿာမိ၊ ဟောရပါ၏။ တေန ဓမ္မေန၊
 ထိုခုနစ်ပါးသော ကျင့်ဝတ်တရားဖြင့်။ (တေ သမဏာ၊ တို့သည်။)
 အတ္တမနာ၊ မိမိစိတ်ရှိကြကုန်သည်။ ဝါ၊ ပီတိံ၊ သောမနဿတို့
 သည် ယူအပ်သော စိတ်ရှိကြကုန်သည်။ ဟောန္တိ၊ ကုန်၏။ ကိံ
 ဝစနံ၊ ကို။ ဝတော၊ ကုန်၍။ အတ္တမနာ၊ ကုန်သည်။ ဟောန္တိ၊
 ကုန်သနည်း?။ “နော၊ တို့သည်။ ဝါသဝေါ၊ သိကြားကို။ ဒိဋ္ဌော၊
 ကိုယ်တိုင်ကိုယ်ကြပ် တွေ့မြင်အပ်ပြီ။ ဣတိ ဣဒံ ဝစနံ၊ ကို။
 ဝတော စ၊ ကုန်၍လည်း။ အတ္တမနာ၊ ကုန်သည်။ ဟောန္တိ၊
 ပါကုန်၏။

(မာရိယ၊ ရား။) ယဒါ စ၊ အကြင်အခါ၌ကား။ ဝိစိကိစ္ဆာ-
 ဝိတာရဏံ၊ ဝိစိကိစ္ဆာကို လွန်မြောက်တော်မူတတ်သော။ ဗုဒ္ဓံ၊
 မြတ်စွာဘုရားကို။ အဒ္ဓန္တိံ၊ ဖူးတွေ့ရပါပြီ။ (တဒါ၊ ထိုအခါ၌။)
 သော အဟံ၊ ထိုအကျွန်ုပ်သည်။ ဝိတဘယော၊ ကင်းပြီးသော
 ဘေးရှိသည်။ အမှီ၊ ဖြစ်ပါ၏။ အဇ္ဇ၊ ဤနေ၌။ ဝါ၊ ယခု။
 (အဟံ၊ သည်။) သမ္မုဒ္ဓံ၊ မြတ်စွာဘုရားသို့။ ပယိရပါသယိံ၊
 ဆည်းကပ်ပါပြီ။

(မာရိယ၊ ရား။) အဟံ၊ သည်။ တဏှာသလ္လဿ၊ အမျိုး
 အလိုက် အရိုးခိုက်အောင် ထိုးစိုက်စူးဝင်တတ်သော တဏှာ
 တည်းဟူသော မြားငြောင့်ကို။ ဟန္တာရံ၊ မဂ်လေးအောက်၊

ထက် အမြောက်စက်ဖြင့် ပျောက်ပျက်ကျေသုဉ်း အနေပြုန်း
 အောင် ချေမှုန်းဖျက်ဆီးတော်မူတတ်သော။ ဗုဒ္ဓံ၊ သစ္စာလေးပါး
 မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသော။ အပ္ပဋ္ဌိ-
 ပုဂ္ဂလံ၊ တုဘက်ကင်းပျောက် တယောက်ထည်းသော ပုဂ္ဂိုလ်
 ဖြစ်တော်မူသော။ မဟာဝီရံ၊ ပြိုင်ဘက်မရ ကြီးမားလှသည့် လူ့လ
 ရှိတော်မူသော။ အာဒိစ္စဗန္ဓုနံ^၁၊ နေမင်းဟူသော အဆွေ
 ရှိတော်မူသော။ ဝါ၊ နေမင်း၏ အဆွေဖြစ်တော်မူသော။
 ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ဝန္ဓေ၊ ကြည်လင်သဒ္ဓါ စေတနာဖြင့်
 ကောင်းစွာမြတ်နိုး လက်ကြာမိုး၍ ရှိခိုးပါ၏။

(မာရိယ၊ ရား။ မယံ၊ တို့သည်။ ပုဗ္ဗေ၊ ရှေး၌။ ဝါ၊ ရှေး
 က)။ ဒေဝေဟိ၊ နတ်တို့နှင့်။ သမံ၊ အညီအမျှ။ ဝါ၊ အတူ
 တကွ။ ဗြဟ္မု၊ နေ၊ ဗြဟ္မာအား။ ယံ၊ နမက္ကာရံ၊ အကြင်ရှိခိုးခြင်း
 ကို။ ကရောမသိ^၂၊ ပြုကြပါကုန်၏။ တံ၊ နမက္ကာရံ၊ ကို။ အဇ္ဇ၊
 ယခု။ တယံ၊ အရှင်ဘုရားအား။ ဒဿာမ၊ လှူကြပါကုန်၏။
 ဟန္တု၊ ယခု။ (မယံ၊ တို့သည်။) တေ၊ အား။ သာမံ၊ ကိုယ်တိုင်။
 (နမက္ကာရံ၊ ကို။) ကရောမ၊ ပြုကြပါကုန်၏။

“(မာရိယ၊ ရား။) သဒေဝကသ္မိ^၃၊ နတ်နှင့်တကွဖြစ်သော။
 လောကသ္မိ^၄၊ သတ္တလောက၌။ တမေဝ၊ အရှင်ဘုရားသည်သာ

၁။ အာဒိစ္စဗန္ဓုနန္တိ အာဒိစ္စောပိ ဂေါတမဂေါတ္တော၊ ဘဂဝါပိ ဂေါတမဂေါတ္တော၊
 တဿှာ ဝေမာဟ။ သက္ကပုညသုတ်အဋ္ဌကထာ (နှာ-၃၃၂) နေမင်းလည်း ဂေါတမအနွယ်ရှိ၏။
 မြတ်စွာဘုရားလည်း ဂေါတမအနွယ်ရှိ၏။ သို့ ဂေါတမအနွယ်ခြင်း တူကြသည်၏အဖြစ်
 ကြောင့် အာဒိစ္စဗန္ဓုနံ-ဟု သိကြားကလျောက်၏ဟူလို။ ဤအဋ္ဌကထာအလို။

အာဒိစ္စော ဗန္ဓု တေဿာတိ အာဒိစ္စဗန္ဓု-ဟု ဗဟုဗ္ဗိ သမာသ်ပြုရမည်။ အထဝါ အာ-
 ဒိစ္စဿ ဗန္ဓု အာဒိစ္စဗန္ဓု ဘဂဝါ။ တံ အာဒိစ္စဗန္ဓုနံ။ အာဒိစ္စော ဟိ သောတာပနုတာယ
 ဘဂဝတော သြရသပုတ္တော။ တေနေဝါဟ—
 ယော အန္ဓကာရေ တမသိ မဘက်ရော၊
 ဝေရောစနော မဏ္ဍလီ ဥဂ္ဂတေဇော။
 မာ ရာဟု ဂိလီ စရမန္တလိက္ခေ၊
 ပဇံ မမံ ရာဟု ပမုဉ္ဇ သူရိယန္တိ။

သက္ကပုညသုတ်ဋီကာ (နှာ-၂၇၇) နေမင်းသည် သောတာပန်ဖြစ်သောကြောင့် မြတ်စွာ
 ဘုရား၏ ရင်၌ဖြစ်သော (သြရသပုတ္တသားတော်တည်း)။

ထိုသို့ မြတ်စွာဘုရားသည် နေမင်း၏ ခမည်းတော်ဆွေမျိုးဖြစ်သောကြောင့် အာဒိစ္စ-
 ဗန္ဓုနံ-ဟု သိကြားကလျောက်၏ ဟူလို။ သာကေဂါထာကား သဂါထာဝဂ္ဂ ဒေဝပုတ္တ
 သံယုတ် သူရိယသုတ်(နှာ-၄၉)လာ ဂါထာတည်း။

လျှင်။ သမ္မုဒ္ဓေါ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်
ထင် သိမြင်တော်မူပြီးသည်။ အသိ၊ ဖြစ်ပါ၏။ တုဝံ၊ သည်။
အနုတ္တရော၊ အတုမရှိမြတ်သော။ သတ္တာ၊ မြတ်စွာဘုရားသည်။
အသိ၊ ပါ၏။ တေ၊ အား။ ပဋိပဂ္ဂလော၊ တုဘက် ပြိုင်ဘက်ဖြစ်
သောပုဂ္ဂိုလ်သည်။ နတ္ထိ၊ မရှိပါ။ ။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။

၃၇၁။ အထ ပစ္စာ၊ လျှောက်ထားပြီးရာကာလမှ နောက်၌။ ဒေဝါနံ၊ တို့၏။
ဣန္ဒော၊ သော။ သက္ကော၊ သည်။ ပဉ္စသိခံ၊ သော။ ဂန္ဓဗ္ဗပုတ္တံ၊ ကို။ အာမန္တေသိ၊
ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “တာတ ပဉ္စသိခံ၊ အမောင်ပဉ္စသိခံ။
ယံ ယေန ကာရဏေန၊ အကြင် အကြောင်းကြောင့်။ တံ၊ သည်။ ဘဂဝန္တံ၊
ကို။ ပဌမံ၊ ငါတို့၏ ရှေးဦးစွာ။ ပသာဒေသိ၊ ကြည်လင်စေ၏။ ဝါ၊ ကြည်လင်
စေဖော်ရပေ၏။ တာတ၊ အမောင် ပဉ္စသိခံ။ တယာ၊ သည်။ ပဌမံ၊ စွာ။
ပသာဒိတံ၊ ကြည်လင်စေအပ်ပြီးသော။ အရဟန္တံ၊ ကိလေသာမြှူမှေး
ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူသော။ သမ္မာသမ္မုဒ္ဓံ၊ မဖောက်မပြန်
ကိုယ်တော်တိုင်သာ ဧညယျငါးတန် တရားမှန်ကို ကော်ထိုးထွင်း၍ သိတော်မူ
ပြီးသော။ တံ ဘဂဝန္တံ၊ ကို။ ပစ္စာ၊ နောက်မှ။ မယံ၊ တို့သည်။ ဒဿနာယ၊
ဖူ မြင်ရခြင်းငှါ။ ဥပသင်္ကမိမှာ၊ ချဉ်းကပ်ကြရပေကုန်ပြီ။ (တေန ကာရဏေန၊
ထိုအကြောင်းကြောင့်။) တံ၊ သည်။ မေ၊ ငါ့အား။ ဗဟူပကရော ခေါ၊ များ
သော ကျေးဇူးရှိသည်သာ။ အသိ၊ ဖြစ်ခဲ့ပေ၏။ (အဟံ၊ သည်။ တံ၊ ကို။)
ပေတ္တိကေ၊ အဘမှ လာသော။ ဝါ၊ အဘ၏ ဥစ္စာဖြစ်သော။ ဌာနေ ဝါ၊
ရာထူး၌သော်လည်း။ ဌပယိသာမိ၊ ထားပေအံ့။ (တံ၊ သည်။) ဂန္ဓဗ္ဗရာဇာ၊
ဂန္ဓဗ္ဗနတ်မင်းသည်။ ဘဝိဿသိ၊ ဖြစ်ရလိမ့်လတ္တံ့။ ဟိယသ္မာ၊ အကြင်ကြောင့်။
တေ၊ သည်။ သာ ဘဒ္ဒါ၊ ထိုဘဒ္ဒါကို။ အဘိပတ္တိတာ၊ အလွန်တောင့်တအပ်ပြီ။
(တသ္မာ၊ ကြောင့်။) သူရိယဝစ္ဆသံ၊ နေ၏အသွေး ရွှေရောင်ပြေးလျက်
ညစ်ကြေးစင်ကြယ် ရှုချင်ဘွယ်အောင် တင့်တယ်သောကိုယ်ရှိသော။ ဘဒ္ဒဉ္စ၊
ဘဒ္ဒါကိုလည်း။ တေ၊ အား။ ဒမ္မိ၊ ပေး၏။ ဝါ၊ ဆုတော်လာဘ်တော် အမြတ်ပေါ်
အောင် ကပ်ကျော်လေးစား အရေးထား၍ ပေးစားလိုက်ပါ၏။ ။ ဣတိ၊ သို့။
အာမန္တေသိ၊ ပြီ။

အထ ပစ္စာ၊ သိစေပြီးရာကာလမှ နောက်၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊
သော။ သက္ကော၊ သည်။ (တုဋ္ဌစိတ္တော၊ နှစ်သက်သော စိတ်ရှိသည်။ ဟုတော၊
၍။ သဟာယံ၊ သုခ၊ ဒုက္ခ ဖြစ်သမျှသို့ တကွကပ်ဖော် ကပ်ဖက်ဖြစ်သော
သဟာယ်ချင်းကို။ ဟတ္ထေန၊ လက်ဖြင့်။ ဟတ္ထမိ၊ လက်၌။ ပဟရန္တော ဝိယ၊
ပုတ်ခတ်သကဲ့သို့။ တထာ၊ ထိုအတူ။) ပါဏိနာ၊ လက်ဖြင့်။ ပထဝိံ၊ မြေကို။
ပရာမသိတော၊ သုံးသပ်၍။

တနည်း (တံ၊ သင်မြေကြီးသည်။ နိစ္စလာ၊ မတုန်လှုပ်သည်။ အသိ
 ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အဟံ၊ သည်။ ဘဂဝတံ၊ မြတ်စွာဘုရား၌။
 နိစ္စလော၊ မတုန်လှုပ်သည်။ အမိ၊ ဖြစ်၏။ ဣတိ၊ သို့။ သက္ခိဘာဝတ္ထာယ၊
 သက်သေအဖြစ်အကျိုးငှါ။) ပါဏိနာ၊ ဖြင့်။ ပထဝီ၊ ကို။ ပရာမသိတွာ၊ ၍။

တနည်း။ (ဣမာယ နာမ ပထဝီယံ၊ ဤအမည်ရှိသော မြေကြီး၌။
 နိသိန္ဓေန၊ နေသော။ မယာ၊ ငါသည်။ အယံ အစ္စရိယဓမ္မော၊ ဤ အံ့ဘွယ်သရဲ
 ချီးဝုံးခြင်းကို ဖြစ်စေတတ်သော သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်တရားကို။
 အဓိကတော၊ ရအပ်ပေပြီ။) ဣတိ၊ သို့။ သောမနဿဇာတော၊ ဖြစ်သော
 ဝမ်းမြောက်ခြင်းရှိသည်။ ဟုတွာ စ၊ ဖြစ်၍လည်းကောင်း။ “ဣမာယ နာမ
 ပထဝီယံ၊ ၌။ ဧဝံ၊ ဤသို့။ အစ္စရိယဗျူတံ၊ မဖြစ်ဘူးမြဲ အံ့ဘွယ်သရဲကို ဖြစ်စေ
 တတ်သော။ ဗုဒ္ဓရတနံ၊ ဘုရားရတနာသည်။ ဥပ္ပန္နံ၊ ဖြစ်ပေါ်ခဲ့လေပြီ။”
 ဣတိ၊ သို့။ အစ္စရိယဗျူတစိတ္တဇာတော၊ ဖြစ်သော မဖြစ်ဘူးမြဲ အံ့ဘွယ်သရဲ
 ဖြစ်တတ်သော စိတ်ရှိသည်။ ဟုတွာ စ၊ လည်းကောင်း။) ပါဏိနာ၊ ဖြင့်။
 ပထဝီ၊ ကို။ ပရာမသိတွာ၊ ၍။

[ဤယောဇနာခဲ့သောနည်းများတွင် ပဌမနည်းနှင့် ဒုတိယနည်းကို အဋ္ဌ-
 ကထာနှင့်အညီ ယောဇနာ၍ တတိယနည်းကို ဒုကကနှင့်အညီ ယောဇနာနည်း
 ဟူ၍ မှတ်ယူကြရမည်။]

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿာတိ၊ နမော
 တဿ။ပ။ သမ္မာသမ္ဗုဒ္ဓဿဟူ၍။ တိက္ခတ္တံ၊ သုံးကြိမ်။ ဥဒါနံ၊ ဥဒါန်းကို။ ဝါ၊
 ဝမ်းမြောက်နှစ်သက် စိတ်နှလုံးမှ ပိုလျှံ၍ထွက်သော အမြှောက်စကားကို။ ဥဒါ-
 နေသိ၊ ကျူးရင့်ပြီ။ ဝါ၊ မြက်ဆီပြီ။

ဥဒါန်းပါဌ်အနက်။ ။ယော ဘဂဝါ၊ သည်။ ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်
 ရှိတော်မူသော။ ဘဂဝတော၊ ၏။ သန္တိကာ၊ အထံ
 တော်မှ။ တံ၊ သင်ရသေ့ကြီးသည်။ ဧဝံ၊ စင်စစ်ကေန အမှန်မချွတ်။ ဗုဒ္ဓေါ၊
 ဘုရားသည်။ ဘဝိဿသိ၊ လတ္တံ့။ ဣတိ၊ သို့။ နိယတဗျာကရဏလဉ္စံ၊ နိယတ
 ဗျာဒိတ် ပန်းတံဆိပ်ကို။ ပိလန္နိတွာန၊ ပန်ဆင်တော်မူခဲ့၍။ သုမေဓတ္တဘာဝ-
 တော၊ သုမေဓာရှင်ရသေ့၏အတ္တဘောမှ။ ပဘုတိ၊ စ၍။ ယာဝ ဝေဿန္တရတ္တ-
 ဘာဝါ၊ ဝေဿန္တရာမင်း၏ အတ္တဘောတိုင်အောင်။ အနေကေသု၊ များစွာ
 ကုန်သော။ အသင်္ချေယေသု၊ မရေတွက်အပ် မရေတွက်နိုင်ကုန်သော။ အတ္တ-
 ဘာဝေသု၊ အတ္တဘောတို့၌။ သမတိ သပါရမိယော၊ အယုတ်၊ အလတ်၊
 အမြတ်အားဖြင့် အမျှသုံးဆယ်သော ပါရမီတို့ကို။ ပူရေတွာ၊ မဆုတ်မနစ်
 ဖြည့်ကျင့်တော်မူပြီး၍။ အန္တိမတ္တဘာဝေ၊ နောက်ဆုံးဖြစ်သော သိဒ္ဓတ္ထမင်း၏
 အတ္တဘော၌။ ကောနတိ သဝဿဝယေ၊ နှစ်ဆယ့်ကိုးနှစ်အရွယ်၌။ နိက္ခမိတွာ၊

တောထွက်တော်မူပြီး၍။ ဆဗ္ဗဿာနိ၊ ခြောက်နှစ်တို့ပတ်လုံး။ ဒုက္ကရစရိယံ၊ ဒုက္ကရစရိယာကို။ ဝါ၊ ပြုနိုင်ခဲ့သောအကျင့်ကို။ ဝါ၊ ကျင့်နိုင်ခဲ့သော အကျင့်ကို။ ဝါ၊ ဆင်းရဲသဖြင့် ကျင့်အပ်သောအကျင့်ကို။ စရိတွာ၊ ကျင့်တော်မူပြီး၍။ ပဉ္စတိံ သဝဿဝယေ၊ သုံးဆယ့်ငါးနှစ်အရွယ်၌။

ဝိသာခပုဏ္ဏမဒိဝသေ၊ ကဆုံလပြည့် အင်္ဂါနေ့၌။ သူရိယေ၊ နေသည်။ အနတ္တဂံတေယေဝ၊ မဝင်မီသာလျှင်။ ဒေဝပုတ္တမာရံ၊ ဒေဝပုတ္တမာရ်ကို။ ဇိနိတွာ၊ အောင်တော်မူပြီး၍။ ရတ္တိယာ၊ ညဉ့်၏။ ဝါ၊ ညဉ့်တွင်။ ပဌမယာမေ၊ ပဌမယာမ်၌။ ဝါ၊ ညဉ့်ဦးယာမ်၌။ ပုဗ္ဗေနိဝုတ္တက္ခပုဋိစ္ဆာဒကံ၊ ရှေးဘဝ၌ နေအပ်ဘူးသော ခန္ဓာအစဉ်ကို ဖုံးလွှမ်းတတ်သော။ အဝိဇ္ဇဏကောသံ၊ အဝိဇ္ဇာတည်းဟူသော ဥဒ္ဓံကို။ ပုဗ္ဗေနိဝါသာနုဿတိဉာဏမုခတုဏ္ဏကေန၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တည်းဟူသော နှုတ်သီးဖျားဖြင့်။ ပဒါလေတွာ၊ ဖောက်ခွဲတော်မူ၍။ ဝါ၊ ပေါက်ခွဲတော်မူ၍။ ဝါ၊ ခွဲထွက်တော်မူ၍။ မဇ္ဈိမယာမေ၊ မဇ္ဈိမယာမ်၌။ ဝါ၊ သန်းကောင်ယာမ်၌။ စုတုပပါတပုဋိစ္ဆာဒကံ၊ စုတိ၊ ပဋိသန္ဓေကို ဖုံးလွှမ်းတတ်သော။ အဝိဇ္ဇဏကောသံ၊ ကိ။ စုတုပပါတဉာဏမုခတုဏ္ဏကေန၊ စုတိ၊ ပဋိသန္ဓေကို သိတတ်သော ဒိဗ္ဗစက္ခုဉာဏ်တည်းဟူသော နှုတ်သီးဖျားဖြင့်။ ပဒါလေတွာ၊ မူ၍။ ပစ္ဆိမယာမေ၊ ပစ္ဆိမယာမ်၌။ ဝါ၊ မိုးသောက်ယာမ်၌။ ဝါ၊ လင်းအားကြီးယာမ်၌။ စတုသစ္စပုဋိစ္ဆာဒကံ၊ လေးပါးသော သစ္စာကို ဖုံးလွှမ်းတတ်သော။ အဝိဇ္ဇဏကောသံ၊ ကိ။ အာသဝက္ခယဉာဏမုခတုဏ္ဏကေန၊ အာသဝက္ခယဉာဏ်တည်းဟူသော နှုတ်သီးဖျားဖြင့်။ ဝါ၊ အာသဝေါတရားတို့ကို ကုန်စေတတ်သော အရဟတ္တမဂ်ဉာဏ်တည်းဟူသော နှုတ်သီးဖျားဖြင့်။ ပဒါလေတွာ၊ မူပြီး၍။ သဗ္ဗကိလေခေ၊ တခုမကြွင်း ခပင်းဥသံ အလုံးစုံသော ကိလေသာတို့ကို။ ဘဉ္စိတွာ၊ ချိုးဖဲ့ ဖျက်ဆီးတော်မူပြီး၍။ အနုတ္တရံ၊ မိမိကို လွန်သော တရား မရှိသော။ ဝါ၊ မိမိထက် မြတ်သော တရား မရှိသော။ ဝါ၊ အတုမရှိ မြတ်သော။ သမ္မာသမ္ဗောဓိံ၊ မဖောက်မပြန် ကိုယ်တိုင်သိတတ်သော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို။ အဘိသမ္ဗုဒ္ဓေါ၊ ထိုးထွင်း၍ သိတော်မူပြီးသည်။ ဟုတွာ၊ ၍။

ရာဇာတိရာဇာ၊ မင်းအပေါင်းတို့ထက် မြတ်သော မင်းမြတ်အစစ် ဖြစ်ကြီး ဖြစ်တော်မူသည်။ ဒေဝါတိဒေဝေါ၊ နတ်အပေါင်းတို့ထက် မြတ်သော နတ်မြတ်အစစ် ဖြစ်ကြီးဖြစ်တော်မူသည်။ သက္ကာတိသက္ကော၊ သိကြားအပေါင်းတို့ထက် မြတ်သော သိကြားမြတ်အစစ် ဖြစ်ကြီးဖြစ်တော်မူသည်။ ဗြဟ္မာတိဗြဟ္မာ၊ ဗြဟ္မာအပေါင်းတို့ထက် မြတ်သော ဗြဟ္မာမြတ်အစစ် ဖြစ်ကြီးဖြစ်တော်မူသည်။ အနာဝရဏဉာဏော၊ အပိတ်အပင် အဆီးအတား အကန့်အကွက် အနှောင့်အယှက် မရှိသော သဗ္ဗညုတဉာဏ်ရှိတော်မူသည်။ မဟာဝဇီရဉာဏော၊ ကြီးကျယ်များ

မြတ် ပူဇော်အပ်သော စိန်တုံးနှင့်တူသော မဟာဝိပဿနာဉာဏ် ရှိတော်မူသည်။
 ဝါ၊ ကြီးကျယ်များမြတ် ပူဇော်အပ်သော စိန်တုံးနှင့်တူသော အရဟတ္တမဂ်ဉာဏ်
 ရှိတော်မူသည်။ ဒသဗလဓရော၊ ဆယ်ပါးသော ကာယဗလ၊ ဉာဏဗလကို
 ဆောင်တော်မူသည်။ ဟုတော၊ ရှိ။ ပဉ္စစတ္တာလိသဝဿာနိ၊ လေးဆယ့်ငါးဝါတို့
 ပတ်လုံး။ အရဟတ္တသေတစ္ဆတ္တံ၊ အရဟတ္တဖိုလ်တည်းဟူသော ထီးဖြူတော်ကို။
 ဓာရယိတော၊ ဆောင်မိုးတော်မှုပြီး၍။ ဓမ္မဝိဇယဘေရိံ၊ တရားတည်းဟူသော
 အောင်စည်တော်ကို။ ပဟရိတော၊ ကောင်းကင်မြေကြီး ပဲ့တင်ဟီးအောင်
 ရိုက်တီးဆော်ရွမ်းတော်မှုပြီး၍။ ဓမ္မဝိဇယသဘံ၊ တရားတည်းဟူသော အောင်ပွဲ
 သဘင်ကို။ ပဿာရေသိ၊ ခင်းကျင်းတော်မူလေပြီ။ ဝါ၊ ကျင်းပတော်မူလေပြီ။

ဤကား အနိယမ ဝါကျတည်း။

အရဟတော၊ ပုညာပုည အာနေဉ္စဟု သုံးစ စနက် ကန့်အကွက်ကို
 ပယ်ဖျက်ခုတ်ထွင် ငုတ်မထင်အောင် သုခ်သင်ရှင်းလင်းတော်မူတတ်သော။
 သမ္မာသမ္ဗုဒ္ဓဿ၊ သစ္စာလေးလီ ခိုင်နှင်းဆီကို မမှီဆရာ ကိုယ်ချည်းသာလျှင်
 ကောင်းစွာသိမြင်တော်မူပြီးသော။ တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရားအား။
 မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ ဝါ၊ ညွတ်ယိမ်းကိုင်းရှိုင်းခြင်းသည်။
 ဝါ၊ ခြေလက်၊ နဖူး တတောင်၊ ဒူးဟု ငါးဦးတည်ရိုး ကော်ရော်မျိုးဖြင့် ရှိခိုး
 ခြင်းသည်။ အတ္ထု၊ ဖြစ်ပါ၏။

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ၊ ဤ ဂါထာမပါ အမေးအဖြေမျှသာ
 ဖြစ်သော သက္ကပဉ္စသုတ်ကို။ ဘညမာနေ၊ ဟောတော်မူအပ်သည်ရှိသော်။
 ဒေဝါနံ၊ တို့၏။ ဣန္ဒဿ၊ သော။ သက္ကဿ စ၊ အားလည်းကောင်း။ အညေသံ၊
 သိကြားမှ တပါးကုန်သော။ အသိတိယာ ဒေဝတာသဟဿာနံ စ၊ ရှစ်သောင်း
 သော နတ်တို့အားလည်းကောင်း။ ဝိရဇံ၊ အပါယဂမနိယဖြစ်သော ရာဂ၊ ဒေါသ၊
 မောဟတည်းဟူသော မြို့မှကင်းသော။ ဝီတမလံ၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတည်းဟူသော
 အညစ်အကြေးမှ ကင်းသော။ တနည်း။ ဝိရဇံ၊ သောတာပတ္တိမဂ်သည် ပယ်
 သတ်အပ်ပြီးသော ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတည်းဟူသော မြို့မှ ကင်းသော။ ဝီတမလံ၊
 ငါးပါးသော ဒုဿီလျစေတနာတည်းဟူသော အညစ်အကြေးမှ ကင်းသော။

တနည်း။ ဝိရဇံ၊ ဝိသမဟေတုဝါဒတည်းဟူသော မြို့မှ ကင်းသော။ ဝီတ-
 မလံ၊ အဟေတုကဝါဒတည်းဟူသော အညစ်အကြေးမှ ကင်းသော။

တနည်း။ ဝိရဇံ၊ သဿတအယူတည်းဟူသော မြို့မှကင်းသော။ ဝီတမလံ၊
 ဥစ္စေဒအယူတည်းဟူသော အညစ်အကြေးမှ ကင်းသော။

တနည်း။ ဝိရဇံ၊ ပရိယုဋ္ဌာန်တည်းဟူသော မြို့မှ ကင်းသော။ ဝိတမလံ၊ အနုသယတည်းဟူသော အညစ်အကြေးမှ ကင်းသော။ ဓမ္မစက္ခု၊ လေးပါးသော သစ္စာတရားတို့၌ ဖြစ်သော သောတာပတ္တိမဂ်ဉာဏ်သည်။ ဝါ၊ သမထ၊ ဝိပဿနာတရားတို့ကြောင့် ဖြစ်သော သောတာပတ္တိမဂ်ဉာဏ်သည်။ ဝါ၊ သုံးပါးအပြားရှိသော သီလက္ခန္ဓာ၊ သမာဓိက္ခန္ဓာ၊ ပညာက္ခန္ဓာတရားဖြစ်၍ ဖြစ်သော သောတာပတ္တိမဂ်ဉာဏ်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်လာပြီ။ ကိံ၊ သို့။ ဥဒပါဒိနည်း?။ ယံကံဉ္စ၊ တခုမကြွင်း ခပင်းဥသံ အလုံးစုံသော တေဘူမကတရားအပေါင်းသည်။ သမုဒယဓမ္မံ၊ ဖြစ်ခြင်းသဘောရှိ၏။ သဗ္ဗံ၊ သော။ တံ၊ ဓမ္မံ၊ ထို တေဘူမက တရားအပေါင်းသည်။ နိရောဓဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏။ ဣတိ၊ သို့။ ဥဒပါဒိ၊ ပြီ။ ဣတိ၊ သို့။ ဝါ၊ ဖြင့်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြေ၊ သော။ သက္ကေ၊ သည်။ ယေ အဇ္ဈိဋ္ဌပဉ္စာ၊ အကြင် တောင့်တရှားမှီးအပ်သော ပြဿနာတို့ကို။ ပုဋ္ဌာ၊ မေးလျှောက်အပ်ကုန်ပြီ။ တေ ပဉ္စာ၊ တို့ကို။ ဘဂဝတာ၊ သည်။ ဗျာကတာ၊ ဖြေဆိုတော်မူအပ်ကုန်ပြီ။ တသ္မာ၊ ကြောင့်။ ဣမဿ ဝေယျာကရဏဿ၊ ဤဂါထာမပါ အမေးအဖြေမျှသာဖြစ်သော သက္ကပဉ္စသုတ်၏။ သက္ကပဉ္စာတော၊ သက္ကပဉ္စဟူ၍သာလျှင်။ အဓိဝစနံ၊ ခေါ်ဝေါ်ပြောဆိုကြောင်း ဖြစ်သော အမည်သည်။ အဟောသိ၊ ပြီ။ ဣတိဝေ၊ အားဖြင့်။ သုတံ၊ အပ်ပါပြီ။ ဣတိ၊ သို့။ ဝိဿဇ္ဇေသိ၊ ပြီ။ ဣတိ၊ ဤကား သက္ကပဉ္စသုတ် အပြီးတည်း။

**အဋ္ဌမံ၊ သော။ သက္ကပဉ္စသုတ္တံ၊ သည်။
နိဋ္ဌိတံ၊ ပြီ။**

၉-မဟာသထိပဋ္ဌာနသုတ်

၉၇၂။ ဘဂဝါ၊ သည်။ ကုရူသု၊ ကုရူအမည်ရှိကုန်သော။ ဇနပဒေ၊ ဇနပုဒ်၌။ တနည်း။ ကုရူသု၊ ကုရူအမည်ရှိသော။ ဇနပဒေ၊ ဇနပုဒ်၌။ တနည်း။ ကုရူသု၊ ကုရူအမည်ရှိကုန်သော။ ဇနပဒေသု၊ ဇနပုဒ်တို့၌။ ကမ္မာသဒမ္ပံ နာမ၊ ကမ္မာသဒမ္ပအမည်ရှိသော။ ဝါ၊ ပြောက်ကြားသော ခြေရှိသော မဟာပေါရိသာဒကို ဆုံးမရာ၏ အဖြစ်ကြောင့် ကမ္မာသဒမ္ပအမည်ရှိသော။ ဝါ၊ ပြောက်ကျားသော ခြေရှိသော စူဠပေါရိသာဒကို ဆုံးမရာ၏အဖြစ်ကြောင့် ကမ္မာသဒမ္ပအမည်ရှိသော။

တနည်း။ ကမ္မာသမ္ပံ နာမ၊ ကမ္မာသမ္ပအမည်ရှိသော။ ဝါ၊ မြောက်ကျွန်းသူတို့၏ ငါးပါးသီလဓမ္မတာတရား၏ ပြောက်ကျားရာ၏ အဖြစ်ကြောင့် ကမ္မာသမ္ပအမည်ရှိသော။ ကုရူနံ၊ ကုရူမင်းတို့၏။ ယော နိဂမော၊ အကြင်နိဂုံးသည်။ (အတ္ထိ၊ ၏။ တံ နိဂမံ၊ ကို။ ဂေါစရဂါမံ၊ ဂေါရစဂါမံကို။ ဝါ၊ ဆွမ်းခံရွာကို။ ကတော၊ မု၍။) ဝိဟရတိ၊ ၏။ (ကုရူနံ၊ တို့၏။ ယော နိဂမော၊ သည်။ အတ္ထိ၊ ၏။ ယံ နိဂမံ၊ ကို။ ဂေါစရဂါမံ၊ ကို။ ကတော၊ မု၍။ ဝိဟရတိ၊ ၏။) တတြ ခေါ် တသ္မိံ နိဂမေ ၌။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ ခေါ်တော်မူပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “ဘိက္ခဝေါ၊ ရဟန်းတို့”။ ဣတိ၊ သို့။ အာမန္တေသိ၊ မူပြီ။ (ဘဂဝတာ၊ သည်။ “ဘိက္ခဝေါ၊ တို့”။ ဣတိ၊ သို့။ အာမန္တိတာ၊ ခေါ်တော်မူအပ်ကုန်သော။) တေ ဘိက္ခု၊ တို့သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏ စကားတော်ကို။ ပစ္စယောသုံ၊ ရှေးရှုနားထောင်ကြကုန်ပြီ။ ကိံ၊ သို့။ ပစ္စယောသုံ၊ ကုန်သနည်း?။ “ဘဒန္တေ၊ မြတ်စွာဘုရား”။ ဣတိ၊ သို့။ ပစ္စယောသုံ၊ ကုန်ပြီ။ ဘဂဝါ၊ သည်။ တေ ဝစနံ၊ ကို။ အဝေါစ၊ မူပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။

ဥဒ္ဒေသ

၉၇၃။ ဘိက္ခဝေ၊ တို့။ စတ္တာရော၊ လေးပါးကုန်သော။ ယဒိဒံ ယေ ဣမေ သတိပဋ္ဌာနာ၊ အကြင် သတိပဋ္ဌာန်တို့သည်။ ဝါ၊ အကြင် သတိသာလျှင် ဖြစ်သော အာရုံသို့ သက်ဝင်၍ တည်တတ်သောတရားတို့သည်။ ဝါ၊ အကြင် အောက်မေ့တတ်သည်ဖြစ်၍ အာရုံသို့ သက်ဝင်၍ တည်တတ်သော တရားတို့သည်။ (သန္တိ၊ ရှိကုန်၏။) အယံ မဂ္ဂေါ၊ ဤသတိပဋ္ဌာန်တည်းဟူသော ခရီးသည်။ သတ္တာနံ၊ သတ္တဝါတို့၏။ ဝိသုဒ္ဓိယာ၊ ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်ခြင်းငှါလည်းကောင်း။ သောကပရိဒေဝါနံ၊ သောက၊ ပရိဒေဝ

တို့ကို။ ဝါ၊ စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးမည်တမ်းခြင်းတို့ကို။ သမတိက္ကမာယ၊
 လွန်မြောက်ခြင်းငှါလည်းကောင်း။ ဝါ၊ ပယ်ခြင်းငှါလည်းကောင်း။ ဒုက္ခဒေါ-
 မနဿာနံ၊ ဒုက္ခ ဒေါမနဿတို့၏။ ဝါ၊ ကာယိကဒုက္ခ၊ မကောင်းသောစိတ်ရှိ
 သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ဖြစ်သော စေတသိကဒုက္ခတို့၏။ အတ္တဂ်-
 မာယ၊ ချုပ်ငြိမ်းခြင်းငှါလည်းကောင်း။ ဉာယဿ၊ နိဗ္ဗာန်ကို သိကြောင်းဖြစ်
 လော အရိယမဂ်ကို။ ဝါ၊ နိဗ္ဗာန်သို့ သွားရောက်ကြောင်းဖြစ်သော အရိယမဂ်
 ကို။ အဓိကမာယ၊ ရခြင်းငှါလည်းကောင်း။ နိဗ္ဗာနဿ၊ တခုသောခန္ဓာနှင့်
 တခုသောခန္ဓာ၊ ကံနှင့်အကျိုး၊ သတ္တဝါနှင့်ဒုက္ခကို ချုပ်တတ်-စပ်တတ်-ဖာတတ်
 ထေးတတ်သော ဝါန-ဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်-လွတ်ကင်း-သန့်
 ရှင်းစင်ကြယ်သော နိဗ္ဗာန်ကို။ သစ္စိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှါလည်း
 ကောင်း။ ဧကာယနော၊ တကြောင်းတည်းသာဖြစ်သော ခရီးပေတည်း။ ဝါ၊
 အဖော်မမှီး တယောက်တည်းသော ပုဂ္ဂိုလ်သည်သာ သွားရောက်အပ်-သွား
 ရောက်သင့်-သွားရောက်ထိုက်သော ခရီးပေတည်း။ ဝါ၊ အလုံးစုံသော သတ္တဝါ
 တို့ထက် မြတ်တော်မူသော မြတ်စွာဘုရား၏ သံသရာမှ နိဗ္ဗာန်သို့ သွားရောက်
 ကြောင်း ဖြစ်သော ခရီးပေတည်း။ ဝါ၊ တခုတည်းသော သာသနာတော်၌
 သာ ဖြစ်တတ်သော ခရီးပေတည်း။ ဝါ၊ မြတ်သော သာသနာတော်၌သာ ဖြစ်
 တတ်သော ခရီးပေတည်း။ ဝါ၊ တခုတည်းသော နိဗ္ဗာန်သို့သာ သွားရောက်
 တတ်သော ခရီးပေတည်း။ ဝါ၊ မြတ်သော နိဗ္ဗာန်သို့သာ သွားရောက်တတ်
 သော ခရီးပေတည်း။

သတိပဋ္ဌာနာ၊ တို့သည်။ ကတမေ စတ္တာရော၊ အဘယ်လေးပါးတို့ပေနည်း?။
 တနည်း။ စတ္တာရော၊ လေးပါးကုန်သော။ သတိပဋ္ဌာနာ၊ တို့သည်။ ကတမေ၊
 အဘယ်သည်တို့နည်း?။ တနည်း။ ကတမေ ဓမ္မာ၊ အဘယ်တရားတို့သည်။
 စတ္တာရော၊ ကုန်သော။ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့မည်ကုန်သနည်း?။ ဘိက္ခဝေ၊
 ရဟန်းတို့။ ဣဓ ဣမသ္မိံ သာသနေ၊ ဤငါဘုရား သာသနာတော်၌။ ဘိက္ခု၊
 ရဟန်းသည်။ ဝါ၊ သံသရာဘေးကို ရှုတတ်သော သူတော်ကောင်းသည်။ အာ-
 တာပိ၊ ကိလေသာတို့ကို ပြင်းစွာပူပန်စေတတ်သော သမ္ပပူဇာန် လုံ့လရှိသည်။
 သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာရှိသည်။
 သတိမာ၊ အောက်မှေတတ်သော သတိရှိသည်။ (ဟုတွာ၊ ရှိ။) လောကေ၊
 ကာယဟုဆိုအပ်သော လောက၌။ အဘိဇ္ဈာဒေါမနဿံ၊ အဘိဇ္ဈာ၊ ဒေါမနဿ
 ကို။ ဝါ၊ တပါးသောသူ၏ စည်းစိမ်ကို ရှေးရှုတတ်သော လောဘ၊ မကောင်း
 သော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ ဖြစ်သော စေတသိက ဒုက္ခဝေဒနာကို။
 ဝိနေယျ၊ တဒဂ်ပဟာနံ၊ ဝိက္ခမ္ဘနပဟာနံအားဖြင့် ပယ်ဖျောက်၍။ ကာယေ၊
 ရူပကာယ၌။ ဝါ၊ သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသအပေါင်း၌။ ကာယာနု-

ပဿိ၊ ရူပကာယတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ ဝါ၊ ရူပကာယကို အဖန်ဖန် ရှုတတ်သည်။ ဝါ၊ ဘူတရုပ်၊ ဥပါဒါရုပ်အပေါင်းကို အဖန်ဖန် ရှုတတ်သည်။ ဝါ၊ အင်္ဂါကြီးငယ်အပေါင်းကို အဖန်ဖန်ရှုတတ်သည်။ ဝါ၊ ဝင်သက်၊ ထွက်သက်အပေါင်းကို အဖန်ဖန် ရှုတတ်သည်။ ဝါ၊ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာ၊ အသုဘအခြင်းအရာအပေါင်းကို အဖန်ဖန် ရှုတတ်သည်။ ဝါ၊ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာအပေါင်းကို အဖန်ဖန် ရှုတတ်သည်။ (ဟုတော့၊ ဖြစ်၍။) ဝိဟရတိ၊ နေ၏။

အာတာပီ၊ သည်။ သမ္ပဇာနော၊ သည်။ သတိမာ၊ သည်။ (ဟုတော့၊၍။) လောကော၊ ဝေဒနာဟူသော လောက၌။ အဘိဇ္ဈာဒေါမနဿိ၊ ကို။ ဝိနေယျ၊ ၍။ ဝေဒနာသု၊ လောကီဝေဒနာတို့၌။ ဝါ၊ တေဘူမကဝေဒနာတို့၌။ ဝေဒနာနုပဿိ၊ လောကီဝေဒနာတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ ဝါ၊ လောကီဝေဒနာတို့ကို အဖန်ဖန် ရှုတတ်သည်။ (ဟုတော့၊ ၍။) ဝိဟရတိ၊ ၎င်း။

အာတာပီ၊ သည်။ သမ္ပဇာနော၊ သည်။ သတိမာ၊ သည်။ (ဟုတော့၊၍။) လောကော၊ စိတ်ဟူသော လောက၌။ အဘိဇ္ဈာဒေါမနဿိ၊ ကို။ ဝိနေယျ၊ ၍။ စိတ္တော၊ လောကီစိတ်၌။ ဝါ၊ တေဘူမကစိတ်၌။ စိတ္တာနုပဿိ၊ လောကီစိတ်၌ အဖန်ဖန်ရှုခြင်းအလေ့ရှိသည်။ ဝါ၊ လောကီစိတ်ကို အဖန်ဖန် ရှုတတ်သည်။ (ဟုတော့၊၍။) ဝိဟရတိ၊ ရ၏။

အာတာပီ၊ သည်။ သမ္ပဇာနော၊ သည်။ သတိမာ၊ သည်။ (ဟုတော့၊၍။) လောကော၊ ဓမ္မ-ဟု ဆိုအပ်သော လောက၌။ ဝါ၊ ဥပါဒါနက္ခန္ဓာ-ဟု ဆိုအပ်သော လောက၌။ အဘိဇ္ဈာဒေါမနဿိ၊ ကို။ ဝိနေယျ၊ ၍။ ဓမ္မေသု၊ လောကီတရားတို့၌။ ဝါ၊ တေဘူမကတရားတို့၌။ ဓမ္မာနုပဿိ၊ တေဘူမကတရားတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ ဝါ၊ တေဘူမကတရားတို့ကို အဖန်ဖန် ရှုတတ်သည်။ (ဟုတော့၊ ၍။) ဝိဟရတိ၊ ၎င်း။ ဣတိ ဣမေ စတ္တာရော၊ ဤလေးပါးတို့ပေ တည်း။ [ဤကား ပဌမနည်းနှင့်အညီ စပ်ခြင်းတည်း။] တနည်း။ ဣတိ ဣမေ ဤသည်တို့ပင်တည်း။ ဤကား ဒုတိယနည်းနှင့်အညီ စပ်ခြင်းတည်း။] တနည်း။ ဣတိ ဣမေ ဓမ္မာ၊ တို့သည်။ စတ္တာရော၊ ကုန်သော။ သတိပဋ္ဌာနာ၊ တို့ မည်ကုန်၏။ [ဤကား တတိယနည်းနှင့်အညီ စပ်ခြင်းတည်း။] ဣတိ၊ ဤတွင်-ဥဒ္ဒေသကိုဆိုရာ စကားရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

ဥဒ္ဒေသော၊ ဥဒ္ဒေသသည်။ နိဗ္ဗိတော၊ ပြီ။

ကာယာနုပဿနာ အာနာပါနပဗ္ဗ

၃၇၄။ ဘိက္ခုဝေ၊ ရဟန်းတို့။ ကထဉ္စ ပန၊ အဘယ်သို့သာလျှင်။ ဝါ၊ အဘယ်ပုံသာလျှင်။ ဝါ၊ အဘယ်သို့သော အပြားအားဖြင့်သာလျှင်။ ဘိက္ခု၊ သည်။ ကာယေ၊ ဌ။ ကာယာနုပဿ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ နေသနည်း?။ ဘိက္ခုဝေ၊ တို့။ ဣဓ ဣမသ္မိံ သာသနေ၊ ဌ။ ဘိက္ခု၊ ရဟန်းသည်။ ဝါ၊ သံသရာဘေးကို ရှုတတ်သော သူတော်ကောင်းသည်။ အရညဂတော ဝါ၊ ရွက်ဟောင်းကျကြော့ ရွက်သစ်ဝေသည့် အောင်မြေရင်္ဂ တောရိပ်မြို့သို့ ခိုလှုံဆည်းကပ်သည်သော်လည်းကောင်း။ ရုက္ခမူလဂတော ဝါ၊ အရိပ်လုံလောက် ရုက္ခမူမြောက်သည့် သစ်ပင်အောက်သို့ ရောက်သည်သော်လည်းကောင်း။ သုညာဂါရဂတော ဝါ၊ လှူရှင်ကင်းဆိတ် သစ်ရိပ်ချိုကောင်း တောရကျောင်းသို့ ရောက်သည်သော်လည်းကောင်း။ (ဟုတော၊ ရှိ။) ပလ္လက္ခံ၊ ပတ်လည်ဝန်းကျင် ပေါင်းချင်းယှဉ်လျက် ဖွဲ့တင်အပ်သော တင်ပလ္လင်ကို။ အာဘုဇိတော၊ ဖွဲ့ခွေ၍။ ကာယံ၊ အထက်ဖြစ်သော ကိုယ်ကို။ ဥဗ္ဗံ၊ ဖြောင့်မတ်စွာ။ ဝါ၊ ဖြောင့်ဖြောင့်။ ပဏိဓာယ၊ တဆယ်ရှစ်မျိုး ကျောက်ဆစ်ရိုးကို စွန်းချင်းထိုးအောင် ထား၍။ သတိံ၊ သတိကို။ ပရိမုခံ၊ ကမ္မဋ္ဌာန်းသို့ ရှေးရှု။ ဥပဋ္ဌပေတော၊ ထား၍။ ဝါ၊ ဖြစ်စေ၍။

တနည်း။ ပရိမုခံ၊ သိမ်းဆည်းအပ်ပြီးသော အသမ္မောသ-ရိသည်ဖြစ်၍ သမ္မောသမှ ထွက်မြောက်ကြောင်းဖြစ်သော။ ဝါ၊ ဉာဏ်ဖြင့် သိမ်းဆည်းအပ်ပြီးသော အာရုံရှိသည်ဖြစ်၍ ဆန့်ကျင်ဘက်မှ ထွက်မြောက်ကြောင်းဖြစ်သော။ သတိံ၊ သတိကို။ ဥပဋ္ဌပေတော၊ ဖြစ်စေ၍။

တနည်း။ သတိံ၊ သတိကို။ ပရိမုခံ၊ ခံတွင်းဝ၏ အနီးဖြစ်လော နှာသီးဖျား၊ အထက်နှုတ်ခမ်းဖျားအရပ်၌။ ဥပဋ္ဌပေတော၊ ထား၍။ နိသီဒတိ၊ ထိုင်နေ၏။

သော ဘိက္ခု၊ သည်။ သတောဝ၊ အောက်မှတတ်သော သတိရှိသည်သာလျှင် (ဟုတော၊ ရှိ။) အဿသတိ၊ ဝင်သက်ကို ဖြစ်စေ၏။ သတောဝ၊ သည်သာလျှင်။ (ဟုတော၊ ရှိ။) ပဿသတိ၊ ထွက်သက်ကို ဖြစ်စေ၏။ ဒီဃံ ဝါ၊ ရှည်စွာသော်လည်း။ ဝါ၊ ရှည်ရှည်သော်လည်း။ အဿသန္ဓော၊ ဝင်သက်ကို ဖြစ်စေသည်ရှိသော်။ “(အဟံ၊ သည်။) ဒီဃံ၊ ရှည်စွာ။ ဝါ၊ ရှည်ရှည်။ အဿသမိ၊ ဝင်သက်ကို ဖြစ်စေ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။ ဒီဃံ ဝါ၊ ရှည်စွာသော်လည်း။ ဝါ၊ ရှည်ရှည်သော်လည်း။ ပဿသန္ဓော၊ ထွက်သက်ကို ဖြစ်စေသည်ရှိသော်။ “(အဟံ၊ သည်။) “ဒီဃံ၊ ရှည်စွာ။ ဝါ၊ ရှည်ရှည်။ ပဿသမိ၊ ထွက်သက်ကို ဖြစ်စေ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ရဿ ဝါ၊ တိုစွာသော်လည်း။ ဝါ၊ တိုတိုသော်လည်း။ အဿသန္ဓော၊ သော်။ “(အဟံ၊ သည်။) ရဿံ၊ တိုစွာ။ ဝါ၊ တိုတို။ အဿသမိ၊

၏”။ ဣတိ၊ သို့၊ ပဇာနာတိ၊ ၏။ ရဿံ ဝါ၊ တိုစွာသော်လည်း။ ဝါ၊ တိုတိုသော်လည်း။ ပဿသန္ဓော၊ သော်။ “(အဟံ၊ သည်။) ရဿံ၊ တိုစွာ။ ဝါ၊ တိုတို။ ပဿသာမိ၊ ၏”။ ဣတိ၊ သို့၊ ပဇာနာတိ၊ ၏။ “(အဟံ၊ သည်။) သဗ္ဗကာယပဋိသံဝေဒိ၊ အလုံးစုံသော ဝင်သက်အပေါင်း၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို အသီးအသီး ကောင်းစွာ ထင်ရှားစေလျက်။ ဝါ၊ အလုံးစုံသော ဝင်သက်အပေါင်း၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို အသီးသီး ကောင်းစွာ ထင်ရှားအောင် ပြုလျက်။ အဿသိဿာမိ၊ ဝင်သက်ကို ဖြစ်စေရတော့အံ့”။ ဣတိ၊ သို့၊ သိက္ခတိ၊ ကျင့်ကြံကြိုးကုတ် အားထုတ်မှီဝဲ၏။ “(အဟံ၊ သည်။) သဗ္ဗကာယပဋိသံဝေဒိ၊ အလုံးစုံသော ထွက်သက်အပေါင်း၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို အသီးသီး ကောင်းစွာ ထင်ရှားစေလျက်။ ဝါ၊ အလုံးစုံသော ထွက်သက်အပေါင်း၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို အသီးသီး ကောင်းစွာ ထင်ရှားအောင် ပြုလျက်။ ပဿသိဿာမိ၊ ထွက်သက်ကို ဖြစ်စေရတော့အံ့”။ ဣတိ၊ သို့၊ သိက္ခတိ၊ ကျင့်ကြံကြိုးကုတ် အားထုတ်မှီဝဲ၏။ “(အဟံ၊ သည်။) ကာယသင်္ခါရံ၊ ရုန့်ရင်းကြမ်းတမ်းသော ကရုဇကာယသည် ပြုပြင်စီရင်အပ်သော ဝင်သက်အပေါင်းကို။ ပဿမ္ဘယံ၊ ငြိမ်းအေးစေလျက်။ ဝါ၊ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းစေလျက်။ အဿသိဿာမိ၊ အံ့”။ ဣတိ၊ သို့၊ သိက္ခတိ၊ ၏။ “ကာယသင်္ခါရံ၊ ရုန့်ရင်းသော ကရုဇကာယသည် ပြုပြင်စီရင်အပ်သော ထွက်သက်အပေါင်းကို။ ပဿမ္ဘယံ၊ လျက်။ ပဿသိဿာမိ၊ အံ့”။ ဣတိ၊ သို့၊ သိက္ခတိ၊ ၏။

ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ မျက်မှောက်မြင်ရ သဘာဝဖြင့်ချိန်ဆသိရာဥပမာသည်။ ဒက္ခော၊ လိမ္မာသော။ ဘမကာရော ဝါ၊ ပန်းပွတ်သည် သည်သော်လည်းကောင်း။ ဘမကာရန္တော ဝါ၊ ပန်းပွတ်သည်၏ တပည့်သည်သော်လည်းကောင်း။ ဒီဃံ ဝါ၊ ရှည်စွာသော်လည်း။ ဝါ၊ ရှည်ရှည်သော်လည်း။ အဉ္ဇန္တော၊ ဆွဲသည်ရှိသော်။ “(အဟံ၊ သည်။) ဒီဃံ၊ စွာ။ အဉ္ဇာမိ၊ ဆွဲ၏”။ ဣတိ၊ သို့။ ပဇာနာတိ သေယျထာပိ၊ သိသကဲ့သို့လည်းကောင်း။ ရဿံ ဝါ၊ တိုစွာသော်လည်း။ ဝါ၊ တိုတိုသော်လည်း။ အဉ္ဇန္တော၊ သော်။ “(အဟံ၊ သည်။) ရဿံ၊ စွာ။ အဉ္ဇာမိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ သေယျထာပိ၊ သို့လည်းကောင်း။ ဘိက္ခဝေ၊ တို့။ ဝေမေဝ ခေါ၊ ပုံစံနှိုင်းယူ ဤ အတူသာလျှင်။ ဘိက္ခု၊ သည်။ ဒီဃံ ဝါ၊ ရှည်စွာသော်လည်း။ အဿသန္ဓော၊ သော်။ “(အဟံ၊ သည်။) ဒီဃံ၊ စွာ။ အဿသာမိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ဒီဃံ ဝါ၊ ရှည်စွာသော်လည်း။ ပဿသန္ဓော၊ သော်။ “(အဟံ၊ သည်။) ဒီဃံ၊ စွာ။ ပဿသာမိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ရဿံ ဝါ၊ တိုစွာသော်လည်း။ အဿသန္ဓော၊ သော်။ “(အဟံ၊ သည်။) ရဿံ၊ စွာ။ အဿသာမိ၊

၏။ ဣတိ သို့။ ပဇာနာတိ၊ ၏။ ရဿံ ဝါ၊ တိုစွာသော်လည်း။ ပဿသန္ဓော၊
 သော်။ “(အဟံ၊ သည်။) ရဿံ၊ စွာ။ ပဿသမံ၊ ၏။ ဣတိ သို့။ ပဇာနာ-
 တိ၊ ၏။ “(အဟံ၊ သည်။) သဗ္ဗကာယပဋိသံဝေဒိ၊ လျက်။ အဿသိဿာမိ၊
 အံ”။ ဣတိ သို့။ သိက္ခတိ၊ ၏။ “(အဟံ၊ သည်။) သဗ္ဗကာယပဋိသံဝေဒိ၊ လျက်။
 ပဿသိဿာမိ၊ အံ”။ ဣတိ သို့။ သိက္ခတိ၊ ၏။ “(အဟံ၊ သည်။) ကာယသင်္ခါရံ၊
 ကို။ ပဿမ္ဘယံ၊ လျက်။ အဿသိဿာမိ၊ အံ”။ ဣတိ သို့။ သိက္ခတိ၊ ၏။ “(အဟံ၊
 သည်။) ကာယသင်္ခါရံ၊ ကို။ ပဿမ္ဘယံ၊ လျက်။ ပဿသိဿာမိ၊ အံ”။ ဣတိ သို့။
 သိက္ခတိ၊ ၏။

ဣတိ ဤသို့။ ဝါ၊ ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်
 ဌ် ဖြစ်သော။ ကာယေ ဝါ၊ ဝင်သက်၊ ထွက်သက် အပေါင်း၌သော်လည်း။
 ကာယာနုပဿိ၊ ဝင်သက်၊ ထွက်သက်အပေါင်း၌ အဖန်ဖန် ရှုခြင်းအလေ့ရှိ
 သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ၏။ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော။
 ကာယေ ဝါ၊ ၌သော်လည်း။ ကာယာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟ-
 ရတိ၊ ၏။ အဇ္ဈတ္တဗဟိဒ္ဓါ၊ အဇ္ဈတ္တသန္တာန်၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော။
 ကာယေ ဝါ၊ ၌သော်လည်း။ ကာယာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟ-
 ရတိ၊ ၏။ ကာယသ္မိံ၊ ဝင်သက်၊ ထွက်သက်အပေါင်း၌။ သမုဒယဓမ္မာနု-
 ပဿိ၊ ဖြစ်ခြင်းသဘော၊ ဖြစ်ကြောင်းတရားကို အဖန်ဖန် ရှုခြင်းအလေ့ရှိ
 သည်။ (ဟုတွာ) ဝါ၊ ဖြစ်၍သော်လည်း။ ဝိဟရတိ၊ ၏။ ကာယသ္မိံ၊ ၌။
 ဝယဓမ္မာနုပဿိ၊ ပျက်ခြင်းသဘော၊ ပျက်ကြောင်းတရားကို အဖန်ဖန် ရှုခြင်း
 အလေ့ရှိသည်။ (ဟုတွာ) ဝါ၊ ၌သော်လည်း။ ဝိဟရတိ၊ ၏။ ကာယသ္မိံ၊
 ၌။ သမုဒယဝယဓမ္မာနုပဿိ၊ ဖြစ်ခြင်းသဘော၊ ဖြစ်ကြောင်းတရား၊ ပျက်ခြင်း
 သဘော၊ ပျက်ကြောင်းတရားကို အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတွာ)
 ဝါ၊ ၌သော်လည်း။ ဝိဟရတိ၊ ၏။ ဝါ ပန၊ ထိုမှတပါး။ “ကာယော၊
 ဝင်သက်၊ ထွက်သက်အပေါင်းသည်သာ။ အတ္ထိ၊ ရှိ၏။ (အညော၊ ဝင်သက်၊
 ထွက်သက်မှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န
 အတ္ထိ၊ မရှိ။)” ဣတိ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သတိသည်။
 ပစ္စုပဋိတာ၊ ဝင်သက်၊ ထွက်သက်အာရုံသို့ ရှေးရှု ကပ်၍ တည်သည်။
 ဟောတိ၊ ၏။ သာ သတိ၊ ထိုသတိသည်။ (ထည့်စပ်သည်။) ယာဝဒေဝ
 ဉာဏမတ္တာယ၊ အဆင့်ဆင့် တိုးပွားသော ဉာဏ် အတိုင်း အရှည် တိုင် အောင်
 သော အကျိုးငှါသာလျှင် လည်းကောင်း။ ယာဝဒေဝ ပဋိဿတိမတ္တာယ၊
 အဖန်ဖန် အောက်မေ့တတ်သော သတိအတိုင်းအရှည် တိုင်အောင်သော
 အကျိုးငှါသာလျှင်လည်းကောင်း။ (ဟောတိ၊) ၏။ အနိဿိတော စ၊ တဏှာ၊

ဒိဋ္ဌိတို့ဖြင့် မမှီသည်သာလျှင်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ လောကော၊ ဥပါဒါနက္ခန္ဓာဟူသော လောကဋ္ဌိ။ ကိဉ္စိ၊ တစုံတခုသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ကို။ န စ ဥပါဒိယတိ၊ အတ္တ၊ အတ္တနိယ ဟူ၍ မစွဲလမ်းသည်သာ။ ဘိက္ခဝေ၊ တို့။ ဝေဗ္ဗိ၊ ခေါ၊ ဤသို့သာလျှင်လည်း။ ဝါ၊ ဤပုံသာလျှင်လည်း။ ဝါ၊ သည်ပုံသာလျှင်လည်း။ ဝါ၊ ဤဆီအပ်ခဲ့ပြီးသော အပြားအားဖြင့်သာလျှင်လည်း။ ဘိက္ခု၊ သည်။ ကာယေ၊ ဋ္ဌိ။ ကာယာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ ဣတိ၊ ဤကား အာနာပါနပဗ္ဗအပြီးတည်း။

အာနာပါနပဗ္ဗံ၊ အာနာပါနပဗ္ဗသည်။ ဝါ၊ အာနာပါန အဆစ်အပိုင်းသည်။ နိဋ္ဌိတံ၊ ဆုံးခမ်းတိုင်မြောက် ပြီးဆုံးခြင်းသို့ရောက်ပြီ။

ကာယာနုပဿနာ ဣရိယာပထပဗ္ဗ

၃၇၅။ ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ တမျိုးတခြား ကာယေ ကာယာနုပဿနာ သတိပဋ္ဌာန်တပါးကိုလည်း ထင်ရှားတဖန် ဟောထားခဲ့ပြန်အံ့။ တနည်း။ ဘိက္ခဝေ၊ တို့။ အဟံ၊ သည်။ ပုန၊ တဖန်။ အပရံ၊ တပါးသော။ ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဉ္စ၊ ကာယေ ကာယာနုပဿနာသတိပဋ္ဌာန်ကိုလည်း။ ဘာသိဿာမိ၊ မှတ်မှတ်သားသား သိထင်ရှားအောင် ဟောထားတော်မူခဲ့ပေအံ့။ တုမေ၊ သင်ချစ်သားတို့သည်။ သုဏာထ၊ အာရုံမြားမြောင်ကြားမမြောင်ဘဲ နားထောင်ကြကုန်လော့။ ဘိက္ခု၊ သည်။ ဂစ္ဆန္တော ဝါ၊ သွားသော်လည်း။ “(အဟံ၊ ငါသည်။) ဂစ္ဆာမိ သွား၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ဌိတော ဝါ၊ ရပ်သော်လည်း။ “(အဟံ၊ သည်။) ဌိတော၊ ရပ်သည်။ အမ္ပိ၊ ဖြစ်၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ နိသိန္တော ဝါ၊ ထိုင်သော်လည်း။ “(အဟံ၊ သည်။) နိသိန္တော၊ ထိုင်သည်။ အမ္ပိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ သယာနော ဝါ၊ လျောင်းသော်လည်း။ “(အဟံ၊ သည်။) သယာနော၊ လျောင်းသည်။ အမ္ပိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ဝါ ပန၊ ထိုမှတပါး။ ယထာ ယထာ၊ ထိုင်လျောင်း၊ ရပ် သွား လေးပါးသော ဣရိယာပုထ်တို့တွင် အမှတ်မထား တပါးပါးသော အကြင်အကြင် အခြင်းအရာ အားဖြင့်။ အဿ ဘိက္ခုနော၊ ၏။ ကာယော၊ ရူပကာယသည်။ ဝါ၊ ကို။ ပဏိဟိတော၊ ထားအပ်သည်။ ဝါ၊ တည်သည်။ ဟောတိ၊ ၏။ တထာ တထာ၊ ထိုင်လျောင်း၊ ရပ် သွား လေးပါးသော ဣရိယာပုထ်တို့တွင် အမှတ်မထား တပါးပါးသော ထိုထိုအခြင်းအရာအားဖြင့်။ နံ ကာယံ၊ ကို။ ပဇာနာတိ၊ ၏။

ဣတိ သို့။ အဇ္ဈတ္တံ သော။ ကာယေ ဝါ ခွံသော်လည်း။ ကာယာနုပဿိ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ။ ဧ။ ဗဟိဒ္ဓါ။ သော။ ကာယေ ဝါ ခွံသော်လည်း။ ကာယာနုပဿိ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ။ ဧ။ အဇ္ဈတ္တဗဟိဒ္ဓါ။ သော။ ကာယေ ဝါ ခွံသော်လည်း။ ကာယာနုပဿိ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ။ ဧ။ ကာယသ္မိံ ၊ ခွံ။ သမုဒယဓမ္မာနုပဿိ သည်။ (ဟုတော)ဝါ ရှိသော်လည်း။ ဝိဟရတိ။ ဧ။ ကာယသ္မိံ ၊ ခွံ။ ဝယဓမ္မာနုပဿိ သည်။ (ဟုတော) ဝါ ရှိသော်လည်း။ ဝိဟရတိ။ ဧ။ ကာယသ္မိံ ၊ ခွံ။ သမုဒယဝယဓမ္မာနုပဿိ သည်။ (ဟုတော) ဝါ ရှိသော်လည်း။ ဝိဟရတိ။ ဧ။ ဝါ ပန၊ ထိုမှတပါး။ “ကာယော၊ ထိုင်၊ လျောင်း၊ ရပ်၊ သွား၊ လေး၊ ပါးသော ဣရိယာပုထ်နှင့် ပြည့်စုံသော ရူပကာယသည်သာ။ အတ္တိ၊ ဧ။ (အညော၊ ထိုင်၊ လျောင်း၊ ရပ်၊ သွား၊ လေး၊ ပါးသော ဣရိယာပုထ်နှင့် ပြည့်စုံသော ရူပကာယမှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္တိ၊ မရှိ”။)ဣတိ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋ္ဌိတာ၊ သည်။ ဟောတိ။ ဧ။

(သာ သတိ၊ သည်။) ယာဝဒေဝ ဉာဏမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ယာဝဒေဝ ပဋိဿတိမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ဟောတိ။ ဧ။ အနိဿိတော စ၊ သည်သာလျှင်။ (ဟုတော၊ ရှိ။) ဝိဟရတိ။ ဧ။ လောကေ ခွံ။ ကိဉ္စိ၊ ကိ။ န စ ဥပါဒိယတိ၊ သည်သာ။ ဘိက္ခဝေ၊ ထို့။ ဝေမ္ဗိ ခေါ၊ ဤသို့သာလျှင်လည်း။ ဘိက္ခု၊ သည်။ ကာယေ၊ ခွံ။ ကာယာနုပဿိ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ။ ဧ။ ဣတိ ဣဒံ ပရိသမာပနံ၊ ဤသို့ ဣရိယာပထပဗ္ဗကို အပြီးဆုံးသို့ ရောက်စေခြင်းကို။ ဝါ၊ ဤဣရိယာပထပဗ္ဗ၏ အပြီးအဆုံးသို့ ရောက်ခြင်းကို။ ဒဗ္ဗဗ္ဗံ၊ ရှုမှတ်အပ်၏။

ဣရိယာပထပဗ္ဗံ၊ ဣရိယာပထပဗ္ဗသည်။ ဝါ၊ ဣရိယာပထအဆစ်အပိုင်းသည်။

နိဋ္ဌိတံ၊ ရောက်ပြီ။

ကာယာနုပဿနာ သမ္ပဇာနပဗ္ဗ

၃၇၆။ ဘိက္ခဝေ၊ ထို့။ ပုန စပရံ၊ တမျိုးတခြား ကာယေ ကာယာနုပဿနာ သတိပဋ္ဌာန် တပါးကိုလည်း ထင်ရှားတဖန် ဟောထားခဲ့ပြန်အံ့။ ဘိက္ခု၊ သည်။ အဘိက္ကန္တေ၊ ရှေးရှု သွားခြင်း၌လည်းကောင်း။ ပဋိက္ကန္တေ၊ နောက်သို့ ဆုတ်ခြင်း၌လည်းကောင်း။ သမ္ပဇာနကာရိ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာဖြင့် အလုံးစုံသောကိစ္စတို့ကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာဖြင့် ရှေးရှုသွားခြင်း၊ နောက်သို့ဆုတ်ခြင်းတို့ကို ပြုလေ့ရှိသည်။ ဟောတိ။ ဧ။

အာလောကိတေ၊ ရှေးရှုကြည့်ခြင်း၌လည်းကောင်း။ ဝါ၊ တူရှုကြည့်ခြင်း၌လည်းကောင်း။ ဝိလောကိတေ၊ အထောင့်ကြည့်ခြင်း၌လည်းကောင်း။ ဝါ၊ တစောင်းကြည့်ခြင်း၌ လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာဖြင့် အလုံးစုံသောကိစ္စတို့ကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာဖြင့် ရှေးရှုကြည့်ခြင်း၊ အထောင့်ကြည့်ခြင်းတို့ကို ပြုလေ့ရှိသည်။ ဟောတိ၊ ဧ။

သမိဉ္ဇိတေ၊ အင်္ဂါကြီးငယ်တို့ကို ကောင်းစွာ ဆွဲခြင်း၌လည်းကောင်း။ ဝါ၊ အင်္ဂါကြီးငယ်တို့ကို ကွေးခြင်း၌လည်းကောင်း။ ပသာရိတေ၊ အင်္ဂါကြီးငယ်တို့ကို ဆန့်တန်းခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာဖြင့် ကွေးခြင်း၊ ဆန့်ခြင်းတို့ကို ပြုလေ့ရှိသည်။ ဟောတိ၊ ဧ။

သသံသုပ္ပတ္တစိဝရဓာရဏေ၊ ဒုကုဋ်၊ သပိတ်၊ သင်္ကန်းကို ဆောင်ခြင်း၌။ သမ္ပဇာနကာရီ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ပညာဖြင့် ဒုကုဋ်၊ သပိတ်၊ သင်္ကန်းကို ဆောင်ခြင်းကို ပြုလေ့ရှိသည်။ ဟောတိ၊ ဧ။

အသိတေ၊ စားဘွယ်ကို စားခြင်း၌လည်းကောင်း။ ပီတေ၊ သောက်ဘွယ်ကို သောက်ခြင်း၌လည်းကောင်း။ ခါယိတေ၊ ခဲဘွယ်ကို ခဲခြင်း၌လည်းကောင်း။ သာယိတေ၊ လျက်ဘွယ်ကို လျက်ခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာဖြင့် စားဘွယ်ကို စားခြင်း၊ သောက်ဘွယ်ကို သောက်ခြင်း၊ ခဲဘွယ်ကို ခဲခြင်း၊ လျက်ဘွယ်ကို လျက်ခြင်းကို ပြုလေ့ရှိသည်။ ဟောတိ၊ ဧ။

ဥစ္စာရပဿာဝကမ္မေ၊ ကျင်ကြီး၊ ကျင်ငယ်ကို စွန့်မှု၌။ သမ္ပဇာနကာရီ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာဖြင့် ကျင်ကြီး၊ ကျင်ငယ် စွန့်မှုကို ပြုလေ့ရှိသည်။ ဟောတိ၊ ဧ။

ဂတေ၊ သွားခြင်း၌လည်းကောင်း။ ဌိတေ၊ ရပ်ခြင်း၌လည်းကောင်း။ နိသိန္ဓေ၊ ထိုင်ခြင်း၌လည်းကောင်း။ သုတ္တေ၊ အိပ်ပျော်ခြင်း၌လည်းကောင်း။ ဇာဂရိတေ၊ နိုးကြားခြင်း၌လည်းကောင်း။ ဘာသိတေ၊ စကားပြောဆိုခြင်း၌လည်းကောင်း။ တုဏှိဘာဝေ၊ မပယ်မချေ ဆိတ်ဆိတ်နေသည်၏ အဖြစ်၌လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာဖြင့် အလုံးစုံသောကိစ္စတို့ကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာ အပြားအားဖြင့် သိတတ်သော

ညဏ်ပညာဖြင့် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်း၊ နိုးကြားခြင်း၊ စကားပြော ဆိုခြင်း၊ မပယ်မချေ ဆိတ်ဆိတ်နေခြင်းတို့ကို ပြုလေ့ရှိသည်။ ဟောတိ၊ ၏။

[ဣတိ အဇ္ဈတ္တံ ဝါ။ပ။ ဟူသော ပေယျာလကို အာနာပါနပဗ္ဗ၊ ဣရိယာ-ပထပဗ္ဗ-များနှင့် အနက်ယောဇနာပုံ တူတော့သဖြင့် အနက်မယောဇနာတော့ မှု၍ ပါဠိသက်သက်ဖြင့်သာ ပေယျာလဖော်ခဲ့မည်။ သို့ရာတွင် “အတ္ထိ ကာ-ယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ” ဝါကျ၌ ပြဆိုခဲ့ပြီးသော ပဗ္ဗ-များနှင့် ထိုက်သင့်သည်အားလျော်စွာ အနည်းငယ် ပြောင်းလဲယောဇနာရမည် ဖြစ်၍ ထိုအတ္ထိ ကာယော အစရှိသော ဝါကျကို ယောဇနာခဲ့ဦးမည်။ ရှေး-ပဗ္ဗများကိုလည်း ဤနည်းချည်းသာ မှတ်ယူရမည်။]

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာ-နုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယ-ဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝါ ပန။ပါး။ “ကာယော၊ သမ္ပဇညဖြင့် သိမ်းဆည်းအပ်သော ရူပကာယ သည်သာ။ ဝါ၊ သိမ်မွေ့သေးနပ်သော ဣရိယာပုထ်နှင့်ပြည့်စုံသော ရူပကာယ သည်သာ။ အတ္ထိ၊ ၏။ (အညော၊ သမ္ပဇညဖြင့် သိမ်းဆည်းအပ်သော ရူပ-ကာယမှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ ဝါ၊ သိမ်မွေ့သေးနပ်သော ဣရိယာပုထ်နှင့်ပြည့်စုံသော ရူပကာယမှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။)” ဣတိ၊ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋ္ဌိတာ၊ သည်။ ဟောတိ၊ ၏။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဝေမ္ဗိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိတိ။

သမ္ပဇညပဗ္ဗံ၊ သမ္ပဇညပဗ္ဗသည်။ ဝါ၊ သမ္ပဇညအဆစ်အပိုင်းသည်။ နိဋ္ဌိတံ၊ ပြီ။

ကာယာနုပဿနာ ပဋိကူလမနသိကာရပဗ္ဗ

၃၇၇။ ဘိက္ခဝေ၊ တို့။ အဟံ၊ သည်။ ပုန၊ ဖန်။ အပရံ၊ သော။ ကာယေ ကာယာနုပဿနာသတိပဋ္ဌာနဉ္စ၊ ကိုလည်း။ ဘာသိဿာမိ၊ မှပေအံ့။ တုမ္ပေ၊ တို့သည်။ သုဏာထ၊ ကုန်လော့။ ဘိက္ခု၊ သည်။ ပါဒတလာ၊ ခြေဖဝါးအပြင်မှ။

ဥဒ္ဓံ၊ အထက်အရပ်၌လည်းကောင်း။ ကေသမတ္ထကာ၊ အထက်ဆံဖျားမှ။ အဓော၊ အောက်အရပ်၌လည်းကောင်း။ တစပရိယန္တံ၊ အရေဟူသော အဆုံး အပိုင်း အခြားရှိသော။ နာနုပုကာရဿ၊ အထူးထူး အပြားပြားသော။ အသုစိနော၊ မစင်ကြယ်သောဝတ္ထုဖြင့်။ ပုရံ၊ ပြည့်သော။ ဣမမေဝ ကာယံ၊ တလံပမာဏ တိုင်းတာရသည့် ဤရူပကာယ ခန္ဓာကိုယ်ကိုသာလျှင်။ ပစ္စဝေက္ခတိ၊ အသီးသီး ဆင်ခြင်၏။ ကိံ ၊ သို့။ ပစ္စဝေက္ခတိ၊ သနည်း?။

“ဣမသ္မိံ” ကာယေ၊ တလံပမာဏ တိုင်းတာရသည့် ဤရူပကာယခန္ဓာ ကိုယ်၌။ ကေသာ၊ နှစ်ကုဋေငါးသန်းသော ဆံကွီသည်။ အတ္ထိ၊ ရှိကုန်၏။ လောမာ၊ ကိုးသောင်းကိုးထောင်သော အမွှေးတို့သည်။ အတ္ထိ၊ ကုန်၏။ နခါ၊ နှစ်ဆယ်သော လက်သည်း၊ ခြေသည်းတို့သည်။ အတ္ထိ၊ ကုန်၏။ ဒန္တာ၊ သုံးဆယ့် နှစ်ချောင်းသော သွားတို့သည်။ အတ္ထိ၊ ကုန်၏။ တစော၊ ခွါ၍လုံးက ဆီးကင်း မျှအတိုင်းအရှည်ရှိသော အပေါ်ရေသည်။ အတ္ထိ၊ ၏။

မံသံ၊ ကိုးရာသော အသားတစ်သည်။ အတ္ထိ၊ ၏။ နှာရု၊ ကိုးရာသော အကြောသည်။ အတ္ထိ၊ ၏။ အဋ္ဌိ၊ သုံးရာသော အရိုးသည်။ အတ္ထိ၊ ၏။ အဋ္ဌိ- မိဉ္ဇံ၊ ရိုးတွင်းခြင်ဆီသည်။ အတ္ထိ၊ ၏။ ဝက္ကံ၊ အညှို့ သည်။ အတ္ထိ၊ ၏။

ဟဒယံ၊ နှလုံးသားသည်။ အတ္ထိ၊ ၏။ ယကနံ၊ အသည်းသည်။ အတ္ထိ၊ ၏။ ကိလောမကံ၊ အမြှေးသည်။ ဝါ၊ အရွတ်သည်။ ဝါ၊ လင်းတင်သည်။ အတ္ထိ၊ ၏။ ပိဟကံ၊ အဖျင်းသည်။ ဝါ၊ သရက်ရွက်သည်။ ဝါ၊ ဘေလုံးသည်။ အတ္ထိ၊ ၏။ ပပ္ဖါသံ၊ အဆုတ်သည်။ အတ္ထိ၊ ၏။

☞ အန္တံ၊ ယောကျ်ား၌ သုံးဆယ့်နှစ်တောင် မိန်းမ၌ နှစ်ဆယ့်ရှစ်တောင် အတိုင်း အရှည်ရှိသော အူမသည်။ အတ္ထိ၊ ၏။ အန္တဂုဏံ၊ အူမကို ရစ်ပတ်ဖွဲ့စည်း၍ တည်သော အူသိမ်သည်။ အတ္ထိ၊ ၏။ ဥဒရိယံ၊ အစာသစ်သည်။ အတ္ထိ၊ ၏။ ကရိသံ၊ အစာဟောင်းသည်။ အတ္ထိ၊ ၏။

ပိတ္တံ၊ ဗဒ္ဓသည်းခြေ၊ အဗဒ္ဓသည်းခြေသည်။ အတ္ထိ၊ ၏။ သေမု၊ တစလယ် သားမျှ အတိုင်းအရှည်ရှိသော သလိပ်သည်။ အတ္ထိ၊ ၏။ ပုဗ္ဗော၊ ပြည်သည်။ အတ္ထိ၊ ၏။ လောဟိတံ၊ သွေးသည်။ အတ္ထိ၊ ၏။ သေဒေါ၊ ချေးသည်။ အတ္ထိ၊ ၏။

မေဒေါ၊ အဆီခဲသည်။ အတ္ထိ၊ ၏။ အဿု၊ မျက်ရည်သည်။ အတ္ထိ၊ ၏။ ဝသာ၊ ဆီကြည်သည်။ အတ္ထိ၊ ၏။ ခေဋ္ဌော၊ တံတေးသည်။ အတ္ထိ၊ ၏။ သိဃံ၊ ကာ၊ နှပ်သည်။ အတ္ထိ၊ ၏။ လသိကာ၊ အစေးသည်။ အတ္ထိ၊ ၏။ မုတ္တံ၊ ကျင်ငယ်သည်။ အတ္ထိ၊ ၏။ ။ ဣတိ၊ သို့။ ပစ္စဝေက္ခတိ၊ ၏။

ဘိက္ခုဝေ၊ တို့။ သေယျထာပိ၊ မည်သည်။ ဥဘတောမုခါ၊ အောက်၊ အထက် အားဖြင့် နှစ်ပါးသော အဝရီသော။ ဝါ၊ အဝ-နှစ်ဘက်ရှိသော။ ပုတောဠိ၊ အိတ်သည်။ နာနာဝိဟိတဿ၊ အထူးထူး အပြားပြားသော။ ခညဿ၊ စပါးဖြင့်။ ပုရာ၊ ပြည့်သည်။ အဿ၊ ဖြစ်ရာ၏။ (ထည့်စပ်သည်) သေယျထိဒံ၊ အဘယ် မည်သော။ ခညဿ၊ ဖြင့်။ ပုရာ၊ သည်။ အဿ၊ နည်း?။ သာလိနံ၊ ကောက်ကြီး ဟုဆိုအပ်သော သလေးတို့ဖြင့်လည်းကောင်း။ ဝီဟိနံ၊ ကောက်လတ်ဟုဆိုအပ် သော ကောက်တို့ဖြင့်လည်းကောင်း။ မုဂ္ဂါနံ၊ ပဲနောက်တို့ဖြင့်လည်းကောင်း။ မာသာနံ၊ မာသပဲတို့ဖြင့်လည်းကောင်း။ တိလာနံ၊ နှမ်းတို့ဖြင့် လည်းကောင်း။ တဏှုလာနံ၊ ဆန်တို့ဖြင့်လည်းကောင်း။ (ပုရာ၊ သည်။ အဿ၊ ရာ၏။) တမေနံ တံ နေ ပုတောဠိ၊ ထိုအိတ်ကို။ စက္ခုမာ၊ ပသာဒစက္ခုရှိသော။ ပုရိသော၊ သည်။ မုဉ္ဇိတော၊ ဖြေ၍။ ပစ္စဝေက္ခယျ သေယျထာပိ၊ အသီးသီးပြု၍ ဆင်ခြင် ရာသကဲ့သို့။ ကိံ၊ သို့။ ပစ္စဝေက္ခယျ။ ရာသနည်း?။ “ဣမေ ဤသည်တို့သည်။ သာလိ၊ ကောက်ကြီးဟု ဆိုအပ်သော သလေးတို့တည်း။ ဣမေ တို့သည်။ ဝီဟိ၊ ကောက်လတ်ဟုဆိုအပ်သော ကောက်တို့တည်း။ ဣမေ တို့သည်။ မုဂ္ဂါ၊ ပဲနောက်တို့တည်း။ ဣမေ တို့သည်။ မာသာ၊ မာသပဲတို့တည်း။ ဣမေ တို့သည်။ တိလာ၊ နှမ်းတို့တည်း။ ဣမေ တို့သည်။ တဏှုလာ၊ ဆန်တို့တည်း”။ ဣတိ၊ သို့။ ပစ္စဝေက္ခယျ သေယျထာပိ၊ သို့။

ဘိက္ခုဝေ၊ တို့။ ဝေမေဝ ခေါ၊ တူသာလျှင်။ ဘိက္ခု၊ သည်။ ပါဒတလာ၊ မှ။ ဥဒ္ဓံ၊ ခွံလည်း ကောင်း။ ကေသမတ္တကာ၊ မှ။ အဒဓော၊ ခွံလည်းကောင်း။ တစပရိ- ယန္တံ၊ သော။ နာနပုကာရဿ၊ သော။ အသုစိနော၊ ဖြင့်။ ပုရံ၊ သော။ ဣမ- မေဝ ကာယံ၊ ကိုသာလျှင်။ ပစ္စဝေက္ခတိ၊ ၏။ ကိံ၊ သို့။ ပစ္စဝေက္ခတိ၊ နည်း?။ “ဣမံသို့ ကာယေ၊ ခွံ။ ကေသာ၊ တို့သည်။ အတ္တိ၊ ကုန်၏။ လောမာ၊ တို့သည်။ အတ္တိ၊ ကုန်၏။ နခါ၊ တို့သည်။ အတ္တိ၊ ကုန်၏။ ဒန္တာ၊ တို့သည်။ အတ္တိ၊ ကုန်၏။ တစော၊ သည်။ အတ္တိ၊ ၏။ မံသံ၊ သည်။ အတ္တိ၊ ၏။ နှာရု၊ သည်။ အတ္တိ၊ ၏။ အဠိ၊ သည်။ အတ္တိ၊ ၏။ အဠိမိဉ္ဇံ၊ သည်။ အတ္တိ၊ ၏။ ဝက္ကံ၊ သည်။ အတ္တိ၊ ၏။ ဟဒယံ၊ သည်။ အတ္တိ၊ ၏။ ယကနံ၊ သည်။ အတ္တိ၊ ၏။ ကိလောမကံ၊ သည်။ အတ္တိ၊ ၏။ ပိဟကံ၊ သည်။ အတ္တိ၊ ၏။ ပပ္ဖါသံ၊ သည်။ အတ္တိ၊ ၏။ အန္တံ၊ သည်။ အတ္တိ၊ ၏။ အန္တဂုဏံ၊ သည်။ အတ္တိ၊ ၏။ ဥဒရိယံ၊ သည်။ အတ္တိ၊ ၏။ ကရီသံ၊ သည်။ အတ္တိ၊ ၏။ ပိတ္တံ၊ သည်။ အတ္တိ၊ ၏။ သေမု၊ သည်။ အတ္တိ၊ ၏။ ပုဗ္ဗော၊ သည်။ အတ္တိ၊ ၏။ လောဟိတံ၊ သည်။ အတ္တိ၊ ၏။ သေဒေါ၊ သည်။ အတ္တိ၊ ၏။ မေဒေါ၊ သည်။ အတ္တိ၊ ၏။ အဿ၊ သည်။ အတ္တိ၊ ၏။ ဝသာ၊ သည်။ အတ္တိ၊ ၏။ ခေဠော၊ သည်။ အတ္တိ၊ ၏။ သိသံဏိကာ၊ သည်။ အတ္တိ၊ ၏။ လသိကာ၊ သည်။ အတ္တိ၊ ၏။ မုတ္တံ၊ သည်။ အတ္တိ၊ ၏”။ ဣတိ၊ သို့။ ပစ္စဝေက္ခတိ၊ ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝါ ပနာ ပါး။ “ကာယော၊ သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသအပေါင်းသည် သာ။ အတ္ထိ၊ ဧ။ (အညော၊ သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသအပေါင်းမှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။န အတ္ထိ၊ မရိ။)” ဣတိ သ္မိံ။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်၊ ပစ္စုပဋ္ဌိတာ၊ သည်။ ဟောတိ၊ ဧ။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိတိ။

ပဋိကူလမနသိကာရပဗ္ဗံ၊ ပဋိကူလမနသိကာရပဗ္ဗသည်။ ဝါ၊ ပဋိကူလမနသိကာရ အဆစ်အပိုင်းသည်။ နိဋ္ဌိတံ၊ ပြီ။

ကာယာနုပဿနာ ဓာတုမနသိကာရပဗ္ဗ

၃၇၈။ ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ အမျိုးတခြား ကာယေ ကာယာနုပဿနာ သတိပဋ္ဌာန်တပါးကိုလည်း ထင်ရှားတဖန် ဟောထားခဲ့ပြန်အံ့။ ဘိက္ခု၊ သည်။ ယထာဋ္ဌိတံ၊ အကြင်အကြင် လေးပါးသော ဣရိယာပုထ်တို့တွင် အမှတ်မထား တပါးပါးသော ဣရိယာပုထ်ဟူသော အခြင်းအရာအားဖြင့် ဖြစ်သည်ဖြစ်၍ တည် သော။ ယထာပဏိဟိတံ၊ အကြင်အကြင် လေးပါးသော ဣရိယာပုထ်တို့တွင် အမှတ်မထား တပါးပါးသော ဣရိယာပုထ်ဖြင့် ထားအပ်သော။ တနည်း။ ယထာဋ္ဌိတံ၊ အကြင်အကြင် ရပ်တည်သော။ ယထာပဏိဟိတံ၊ အကြင်အကြင် သွားခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းဟူသော ဣရိယာပုထ်တို့တွင် တပါးပါးသော ဣရိယာပုထ်ဖြင့် ထားအပ်သော။ တနည်း။ ယထာဋ္ဌိတံ၊ အကြင်အကြင် ထိုထို ခဏ၌ မိမိကိစ္စ၏အစွမ်းအားဖြင့်တည်နေသော။ ယထာပဏိဟိတံ၊ အကြင်အကြင် အကြောင်း၏အစွမ်းအားဖြင့် ထိုထိုအကြောင်းတို့သည် အပြားအားဖြင့် ထား အပ်သော။ ဣမမေဝ ကာယံ၊ တလံပမာဏ တိုင်းတာရသည့် ဤရူပကာယခန္ဓာ ကိုယ်ကိုသာလျှင်။ ဓာတုသော၊ ဓာတ်အားဖြင့်။ ဝါ၊ ဓာတ်ဟူ၍။ ပစ္စဝေက္ခတိ၊ အသီးအသီး ဆင်ခြင်၏။ ကိံ၊ သို့။ ပစ္စဝေက္ခတိ၊ နည်း?။

“ဣမသ္မိ” ကာယေ၊ ဌိ။ ပထဝီဓာတု၊ နှစ်ဆယ်သော ပထဝီဓာတ်သည်။ ဝါ၊ နှစ်ဆယ်သော မြေဓာတ်သည်။ အတ္ထိ၊ ဧ။ အာပေါဓာတု၊ တဆယ့်နှစ်ပါးသော အာပေါဓာတ်သည်။ ဝါ၊ တဆယ့်နှစ်ပါးသော ရေဓာတ်သည်။ အတ္ထိ၊ ဧ။ တေဇောဓာတု၊ လေးပါးသော တေဇောဓာတ်သည်။ ဝါ၊ လေးပါးသော မီးဓာတ်သည်။ အတ္ထိ၊ ဧ။ ဝါယောဓာတု၊ ခြောက်ပါးသော ဝါယောဓာတ်သည်။ ဝါ၊ ခြောက်ပါးသော လေဓာတ်သည်။ အတ္ထိ၊ ဧ။” ။ ဣတိ၊ သ္မိ။ ပစ္စဝေက္ခတိ၊ ဧ။

ဘိက္ခဝေ။ တို့။ သေယျထာပိ၊ မည်သည်။ ဒက္ခော၊ လိမ္မာသော။ ဂေါဃာတကော ဝါ၊ နွားသတ်သမားသည်သော်လည်းကောင်း။ ဝါ၊ နွားထိုးသမားသည်သော်လည်းကောင်း။ ဂေါဃာတကန္တေဝါသိ ဝါ၊ နွားသတ်သမား၏ တပည့်သည်သော်လည်းကောင်း။ ဝါ၊ နွားထိုးသမား၏ တပည့်သည်သော်လည်းကောင်း။ ဂါဝိံ၊ နွားကို။ ဝါ၊ နွားမကို။ ဝဓိတော၊ သတ်ပြီး၍။ စတုမဟာပထေ၊ လမ်းဆုံလမ်းမ လမ်းလေးခု၌။ ဗိလသော၊ အစုအပုံအားဖြင့်။ ဝိဘဇိတော၊ ဝေဖန်၍။ နိသိန္နော၊ ထိုင်နေသည်။ အဿ သေယျထာပိ၊ ဖြစ်ရာသကဲ့သို့။ ဘိက္ခဝေ၊ တို့။ ဝေမေဝ ခေါ၊ တူသာလျှင်။ ဘိက္ခု၊ သည်။ ယထာဌိတံ၊ သော။ ယထာပဏိဟိတံ၊ သော။ ဣမမေဝ ကာယံ၊ ကိုသာလျှင်။ ဓာတုသော၊ ဓာတ်အားဖြင့်။ ဝါ၊ ဟူ၍။ ပစ္စဝေက္ခတိ၊ ဧ။ ကိံ၊ သ္မိ။ ပစ္စဝေက္ခတိ၊ နည်း?။ “ဣမသ္မိ” ကာယေ၊ ဌိ။ ပထဝီဓာတု၊ သည်။ အတ္ထိ၊ ဧ။ အာပေါဓာတု၊ သည်။ အတ္ထိ၊ ဧ။ တေဇောဓာတု၊ သည်။ အတ္ထိ၊ ဧ။ ဝါယောဓာတု၊ သည်။ အတ္ထိ၊ ဧ။” ။ ဣတိ၊ သ္မိ။ ပစ္စဝေက္ခတိ၊ ဧ။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ။ သမုဒယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝါ ပန၊ ပါး။ “ကာယော၊ လေးပါးသော ဓာတ်အပေါင်းသည်သာ။ အတ္ထိ၊ ဧ။ (အညော၊ လေးပါးသောဓာတ်အပေါင်းမှ တပါးသော သတ္တု၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တု၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။)” ဣတိ၊ သ္မိ။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋ္ဌိတာ၊ သည်။ ဟောတိ၊ ဧ။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဝေမ္ဗိ ခေါ ဘိက္ခဝေ ဘိက္ခုကာယေ ကာယာနုပဿိ ဝိဟရတိတိ။

ဓာတုမနသိကာရပဗ္ဗံ၊ ဓာတုမနသိကာရပဗ္ဗသည်။ ဝါ၊ ဓာတုမနသိကာရ အဆစ်အပိုင်းသည်။ နိဋ္ဌိတံ၊ ပြီ။

ကာယာနုပဿနာ နဝသိဝထိကပဗ္ဗ

၉၇၉။ ဘိက္ခဝေ၊ တို့။ ပုန၊ ဘန်။ အပရံ၊ သော။ ကာယေ ကာယာ-
 နုပဿနာသတိပဋ္ဌာနဉ္စ၊ ကိုလည်း။ အဟံ၊ သည်။ ဘာသိဿာမိ၊ မူပေအံ။
 တုမေ၊ တို့သည်။ သုဏာထ၊ ကုန်လော့။ ဘိက္ခု၊ သည်။ သေယုတာပိ၊ မျက်
 မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်။ သိဝထိကာယ၊ သူသေ
 ကောင်တို့၏ တည်ရာ သုသာန်၌။ ဝါ၊ သူသေကောင်တို့၏ တည်ရာ သင်းချိုင်း
 ၌။ ဆဒ္ဓိတံ၊ စွန့်ပစ်အပ်သော။ ကောဟမတံ ဝါ၊ သေပြီးသောသူသေကောင်
 အား တရက်ရှိသည်သော်လည်းဖြစ်သော။ ဝါ၊ သေပြီး၍ တရက်ကို လွန်ပြီး
 သည်သော်လည်းဖြစ်သော။ ဝါ၊ သေပြီးရာအခါမှစ၍ တရက်ရှိသည်သော်
 လည်းဖြစ်သော။ ဒွိဟမတံ ဝါ၊ သေပြီးသောသူသေကောင်အား နှစ်ရက်ရှိသည်
 သော်လည်းဖြစ်သော။ တိဟမတံ ဝါ၊ သေပြီးသောသူသေကောင်အား သုံးရက်
 ရှိသည်သော်လည်းဖြစ်သော။ သရီရံ၊ အလောင်းကောင်ကို။ ဥဒ္ဓုမာတကံ၊
 သေသည်မှ အထက်ဖြစ်သော နောက်ကာလ၌ လေဖြင့်ပြည့်သော သားရေ
 အိတ်ကဲ့သို့ ဖူးဖူးရောင်ပွ ထကြွလှုပ်ရှားသော သူသေကောင်ကိုလည်းကောင်း။
 ဝါ၊ သေသည်မှ အထက်ဖြစ်သော နောက်ကာလ၌ လေဖြင့်ပြည့်သော သားရေ
 အိတ်ကဲ့သို့ ဖူးဖူးရောင်ပွ ထကြွလှုပ်ရှားသည်ဖြစ်၍ စက်ဆုပ်အပ်သော သူသေ
 ကောင်ကို လည်းကောင်း။ ဝိနီလကံ၊ အဖြူ အနီရောသော ညိုသောအဆင်း
 ရှိသော သူသေကောင်ကိုလည်းကောင်း။ ဝါ၊ အဖြူ အနီရောသော ညိုသော
 အဆင်းရှိသည်ဖြစ်၍ စက်ဆုပ်အပ်သော သူသေကောင်ကိုလည်းကောင်း။ ဝါ၊
 ပကတိအဆင်းမှ ဖောက်ပြန်ညိုပုတ်သော သူသေကောင်ကိုလည်းကောင်း။ ဝါ၊
 ပကတိအဆင်းမှ ဖောက်ပြန်ညိုပုတ်၍ စက်ဆုပ်အပ်သော သူသေကောင်ကိုလည်း
 ကောင်း။ ဝိပုဗ္ဗကဇာတံ၊ ဖြစ်သော သွေးပြည်ရှိသော သူသေကောင်ကို လည်း
 ကောင်း။ ဝါ၊ ဖြစ်သော သွေးပြည်ရှိသည်ဖြစ်၍ စက်ဆုပ်အပ်သော သူသေ
 ကောင်ကိုလည်းကောင်း။ ပယေယု၊ တွေ့မြင် ရရာ၏။ သော ဘိက္ခု၊ သည်။
 ဣမမေဝ ကာယံ၊ ဤ မိမိရူပကာယ ခန္ဓာကိုယ်ကိုသာလျှင်။ တေန ကာယေန၊
 ထိုသူသေကောင်၏ ခန္ဓာကိုယ်နှင့်။ သဒ္ဓိံ၊ ကု။ ဉာဏေနော၊ ဉာဏ်ဖြင့်သာလျှင်။
 [သုံးပုဒ်ထည့်၍ စပ်သည်။] ဥပသံဟရတိ၊ ကပ်၍ဆောင်၏။ ကိံ၊ သို့။
 ဥပသံဟရတိ၊ နည်း?။

(သော ဧဝ ကာယော။ ထိုသူသေကောင်၏ ရူပကာယ ခန္ဓာကိုယ်သည်
 သာလျှင်။ ဧဝံဓမ္မော၊ ဤသို့ ပုတ်ဆွေးခြင်းသဘောရှိသည်။ ဧဝံဘာဝိ၊ ဤသို့
 ဥဒ္ဓုမာတက၊ ဝိနီလက၊ ဝိပုဗ္ဗကဇာတသဘောအားဖြင့် ဖြစ်ခြင်းအလေ့ရှိသည်။
 ဧဝံအနတိတော၊ ဤသို့ ဥဒ္ဓုမာတက၊ ဝိနီလက၊ ဝိပုဗ္ဗကဇာတသဘောကို မလွန်
 နိုင်သည်။ န ဟောတိ၊ ဖြစ်သည် မဟုတ်သေး။ အထ ခေါ၊ အဟုတ်အမှန်ကား။

သော ကာယော၊ သည်။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝီ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အယမ္ပိ ကာယော၊ ဤ ငါ၏ ရူပ-
 ကာယ ခန္ဓာကိုယ်သည်လည်း။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝီ၊ သည်။ ဧဝံအနတိ-
 တော၊ သည်။ ဟောတိ၊ ဖြစ်သည်သာ”။ ဣတိ၊ သို့။ ဥပသံဟရတိ၊ ။ [ပါဠိ-
 တော်၌ တိုက်ရိုက်မလာသော ပါဠိများကား ထည့်၍ ယောဇနာသော ပါဠိများ
 တည်း။]

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ ဗဟိဒ္ဓါ
 ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ
 ကာယာနုပဿိ ဝိဟရတိ။ သမုဒယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊
 ဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿိ ဝါ
 ကာယသ္မိံ ဝိဟရတိ။

ဝါ ပန၊ ပါး။ “ကာယော၊ ဥဒ္ဓုမာတက၊ ဝိနီလက၊ ဝိပုဗ္ဗကအသုဘအပေါင်း
 သည်သာ။ အတ္တိ၊ ။ (အညော၊ ဥဒ္ဓုမာတက၊ ဝိနီလက၊ ဝိပုဗ္ဗကအသုဘ
 အပေါင်းမှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယ-သည်။
 န အတ္တိ၊ မရှိ။)” ဣတိ၊ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပ-
 ဌိတာ၊ သည်။ ဟောတိ၊ ။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟ-
 ရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု
 ကာယေ ကာယာနုပဿိ ဝိဟရတိတိ။

ဘိက္ခဝေ၊ တို့။ ပုန စပရံ။ မူပေဒံ။ ဘိက္ခု၊ သည်။ သေယျာထာပိ၊ မည်သည်။
 သိဝထိကာယ၊ ဌိ။ ဆဋ္ဌိတံ၊ သော။ ကာကေဟိ၊ ကျီးတို့သည်။ ခဇ္ဇမာနံ၊ ခဲစား
 အပ်ဆဲဖြစ်သော။ သရီရံ ဝါ၊ သူ့သေကောင်ကိုသော်လည်းကောင်း။ ကုလလေ-
 ဟိ၊ စွန်တို့သည်။ ခဇ္ဇမာနံ၊ သော။ သရီရံ ဝါ၊ ကိုသော်လည်းကောင်း။ ဂိဇ္ဇေဟိ၊
 လင်းတတို့သည်။ ခဇ္ဇမာနံ၊ သော။ သရီရံ ဝါ၊ ကိုသော်လည်းကောင်း။
 ကဏေဟိ၊ ဘုံမတီးငှက်တို့သည်။ ခဇ္ဇမာနံ၊ သော။ သရီရံ ဝါ၊ ကိုသော်လည်း
 ကောင်း။ သုနခေဟိ၊ အိမ်ခွေးတို့သည်။ ခဇ္ဇမာနံ၊ သော။ သရီရံ ဝါ၊ ကိုသော်
 လည်းကောင်း။ ဗျဇ္ဈေဟိ၊ ကျားတို့သည်။ ခဇ္ဇမာနံ၊ သော။ သရီရံ ဝါ၊
 ကိုသော်လည်းကောင်း။ ဒီပိဟိ၊ သစ်တို့သည်။ ခဇ္ဇမာနံ၊ သော။ သရီရံ ဝါ၊
 ကိုသော်လည်းကောင်း။ သိင်္ဂါလေဟိ၊ မြေခွေးတို့သည်။ ဝါ၊ တောခွေးတို့
 သည်။ ခဇ္ဇမာနံ၊ သော။ သရီရံ ဝါ၊ ကိုသော်လည်းကောင်း။ ဝိဝိဓေဟိ၊ အထူး
 ထူး အပြားပြားကုန်သော။ ပါဏကဇာတေဟိ၊ ပိုးမျိုးတို့သည်။ ခဇ္ဇမာနံ၊ ခဲစား
 အပ်ဆဲဖြစ်သော။ သရီရံ ဝါ၊ သူ့သေကောင်ကိုသော်လည်းကောင်း။ ပသေယျ၊

တွေ့မြင်ရရာ၏။ သော ဘိက္ခု၊ သည်။ ဣမမေဝ ကာယံ၊ ကိုသာလျှင်။ (တေန ကာယေန၊ နှင့်။ သဒ္ဓိံ၊ ကု။ ဉာဏေနော၊ ဖြင့်သာလျှင်။) ဥပသံဟရတိ၊ ၏။ ကိံ၊ သို့။ ဥပသံဟရတိ၊ နည်း?။

(“သော ဝေ ကာယော၊ ထိုသူသေကောင်၏ ကိုယ်သည်သာ။ ဧဝံဓမ္မော၊ ဤသို့ သားရဲအပေါင်း၊ ပိုးမျိုးအပေါင်းသည် ခဲစားအပ်သည်၏အဖြစ်ဟူသော သဘော ရှိသည်။ ဧဝံဘာဝိ၊ ဤသို့ သားရဲအပေါင်း၊ ပိုးမျိုးအပေါင်းသည် ခဲစားအပ် သည်၏အဖြစ်အားဖြင့် ဖြစ်ခြင်းအလေ့ရှိသည်။ ဧဝံအနတိတော၊ ဤသို့ သားရဲ အပေါင်း၊ ပိုးမျိုးအပေါင်းသည် ခဲစားအပ်သည်၏အဖြစ်ကို မလွန်နိုင်သည်။ န ဟောတိ၊ သေး။ အထ ခေါ၊ ကား။ သော ကာယော၊ သည်။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အယမ္ပိ ကာယော၊ တလံပမာဏ တိုင်းတာရသည့် ဤငါ၏ ရူပ ကာယ ခန္ဓာကိုယ်သည်လည်း။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအန- တိတော၊ သည်။ ဟောတိ၊ သာ”။ ဣတိ၊ သို့။ ဥပသံဟရတိ၊ ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာ- ယာနုပဿိ ဝိဟရတိ။ သမုဒယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝါ ပန၊ ပါး။ “ကာယော၊ သားရဲအပေါင်း၊ ပိုးမျိုးအပေါင်းသည် ခဲစား အပ်သော ရူပကာယသည်သာ။ အတ္ထိ၊ ၏။ (အညော၊ သားရဲအပေါင်း၊ ပိုးမျိုး အပေါင်းသည် ခဲစားအပ်သော ရူပကာယမှ တပါးသော သတ္တံ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တံ၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။)” ဣတိ၊ သို့။ အထ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋိတာ၊ သည်။ ဟောတိ၊ ၏။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿိ ဝိဟရတိ။

ဘိက္ခဝေ၊ တို့။ ပုန၊ ဖန်။ အပရံ၊ သော။ ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဉ္စ၊ ကိုလည်း။ အဟံ၊ သည်။ ဘာသိဿာမိ၊ မူပေအံ။ တုမော၊ တို့သည်။ သုဏာထ၊ ကုန်လော့။ ဘိက္ခု၊ သည်။ သေယျထာပိ၊ မည်သည်။ သိဝထိကာ- ယ၊ ဌိ။ ဆဒ္ဓိတံ၊ သော။ သရီရံ၊ ကို။ ပဿေယျ၊ ရာ၏။ (သာမည) သမံသ- လောဟိတံ၊ အသား၊ အသွေးနှင့်တကွဖြစ်သော။ နှာရူသမ္ပန္နံ၊ အကြောနှင့် စပ်သော။ အဋ္ဌိကသင်္ခလိကံ၊ အရိုးစုကို။ ဝါ၊ အရိုးဆက်ကို။ ပဿေယျ၊ ရာ၏။

(ဝိသေသ)။ သော ဘိက္ခု၊ သည်။ ဣမမေဝ ကာယံ၊ ကိုသာလျှင်။ (တေန ကာယေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ ဉာဏေနော၊ ဖြင့်သာလျှင်။) ဥပသံဟရတိ၊ ၏။ ကိံ၊ သို့။ ဥပသံဟရတိ၊ နည်း?။

(“သော ဝေ ကာယော၊ သည်သာလျှင်။ ဧဝံဓမ္မော၊ ဤသို့ အရိုးစု အရိုးဆက်ဟူသော သဘောရှိသည်။ ဧဝံဘာဝိ၊ ဤသို့ အရိုးစု အရိုးဆက်သဘော အားဖြင့် ဖြစ်ခြင်းအလေ့ရှိသည်။ ဧဝံအနတိတော၊ ဤသို့ အရိုးစု အရိုးဆက် သဘောကို မလွန်နိုင်သည်။ န ဟောတိ၊ သေး။ အထ ခေါ၊ ကား။ သော ကာယော၊ သည်။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအနတိတော။ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အယမ္ပိ ကာယော၊ သည်လည်း။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ၊ သည်သာ”။ ဣတိ၊ သို့။ ဥပသံဟရတိ၊ ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝါပန၊ ပါး။ “ကာယော၊ အရိုးစု အရိုးဆက်အပေါင်းသည်သာ။ အတ္ထိ၊ ၏။ (အညော၊ အရိုးစု အရိုးဆက်အပေါင်းမှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။)” ဣတိ၊ သို့။ အဿ ဘိက္ခုနော။ အား။ သတိ၊ သည်။ ပစ္စုပဋ္ဌိတာ၊ သည်။ ဟောတိ၊ ၏။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဝေဗ္ဗိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ မူပေအံ။ ဘိက္ခု၊ သည်။ သေယျထာပိ၊ မည်သည်။ သိဝထိကာယ၊ ဌိ။ ဆဒ္ဓိတံ၊ သော။ သရိရံ၊ ကို။ ပဿေယျ၊ ရာ၏။ နိမံသလောဟိတမက္ခိတံ၊ အသားမရှိ အသွေးသည် လိမ်းကျံအပ်သော။ နှာရူသမ္ပန္နံ၊ အကြောနှင့်သာ စပ်သော။ ဝါ၊ အကြောသည် ကောင်းစွာ ဖွဲ့စည်းအပ်သော။ အဋ္ဌကသင်္ခလိကံ၊ အရိုးစုကို။ ဝါ၊ အရိုးဆက်ကို။ ပဿေယျ၊ ရာ၏။ သော ဘိက္ခု၊ သည်။ ဣမမေဝ ကာယံ၊ ကိုသာလျှင်။ (တေန ကာယေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ ဉာဏေနော၊ ဖြင့်သာလျှင်။) ဥပသံဟရတိ။ ၏။ ကိံ၊ သို့။ ဥပသံဟရတိ။ နည်း?။

(“သော ဝေ ကာယော၊ သည်သာ။ ဧဝံဓမ္မော၊ ဤသို့ အရိုးစု အရိုးဆက် ဟူသောသဘောရှိသည်။ ဧဝံဘာဝိ၊ ဤသို့ အရိုးစု အရိုးဆက်သဘောအားဖြင့်

ဖြစ်ခြင်းအလေ့ ရှိသည်။ ဧဝံအနတိတော၊ ဤသို့ အရိုးစု အရိုးဆက်သဘောကို မလွန်နိုင်သည်။ န ဟောတိ၊ သေး။ အထ ခေါ၊ ကား။ သော ကာယော၊ သည်။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အယမ္ပိ ကာယော၊ သည်လည်း။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ”၊ သည်သာ။ ဣတိ၊ သို့။ ဥပသံဟရတိ၊ ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝါ ပန၊ ကား။ “ကာယော၊ အရိုးအစု အရိုးဆက်အပေါင်းသည်သာ။ အတ္ထိ၊ ၏။ (အညော၊ အရိုးစု အရိုးဆက်ပေါင်းမှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္ထိ၊) မရှိ။ ဣတိ၊ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋ္ဌိတာ၊ သည်။ ဟောတိ၊ ၏။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ၊ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဘိက္ခဝေ၊ တို့ အဟံ၊ သည်။ ပုန၊ ဖန်။ အပရံ၊ သော။ ကာယေ ကာယာနုပဿနာသတိပဋ္ဌာနဉ္စ၊ ကိုလည်း။ ဘာသိသာမိ၊ မူပေအံ၊ တုမေ၊ တို့သည်။ သုဏာထ၊ ကုန်လော့။ ဘိက္ခု၊ သည်။ သေယျထာပိ၊ မည်သည်။ သိဝထိကာယ၊ ဌိ။ ဆဉ္စိတံ၊ သော။ သရီရံ၊ ကို။ ပဿေယျ၊ ရာ၏။ အပဂတမံသလောဟိတံ၊ ကင်းပြီးသော အသား၊ အသွေးရှိသော။ ဝါ၊ အသား၊ အသွေးတို့မှ ကင်းသော။ နှာရုသမ္ပန္နံ၊ သော။ အဋ္ဌိကသင်္ခလိကံ၊ ကို။ ပဿေယျ၊ ရာ၏။ သော ဘိက္ခု၊ သည်။ ဣမမေဝ ကာယံ၊ ကိုသာလျှင်။ (တေန ကာယေန၊ နှင့်။ သဒ္ဓိံ၊ က။ ဉာဏေနော၊ ဖြင့်သာလျှင်။) ဥပသံဟရတိ၊ ၏။ ကိံ၊ သို့။ ဥပသံဟရတိ၊ နည်း?။

သော ဧဝ ကာယော၊ သည်သာ။ ဧဝံဓမ္မော၊ ဤသို့ အရိုးစု အရိုးဆက်ဟူသော သဘောရှိသည်။ ဧဝံဘာဝိ၊ ဤသို့ အရိုးစု အရိုးဆက်သဘောအားဖြင့် ဖြစ်ခြင်း အလေ့ရှိသည်။ ဧဝံအနတိတော၊ ဤသို့ အရိုးစု အရိုးဆက်သဘောကို မလွန် မြောက်နိုင်သည်။ န ဟောတိ၊ သေး။ အထ ခေါ၊ ကား။ သော ကာယော၊ သည်။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အယမ္ပိ ကာယော၊ သည်လည်း။ ဧဝံဓမ္မော၊ သည်။

ဝေံဘာဝိ၊ သည်။ ဝေံအနတီတော၊ သည်။ ဟောတိ၊ သည်သာ”။ ဣတိ၊ သို့။ ဥပသံဟရတိ၊ ဧ။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝါ ပန၊ ပါး။ ကာယော၊ အရိုးစု အရိုးဆက်အပေါင်းသည်သာ။ အတ္ထိ၊ ဧ။ (အညော၊ သည်။ န အတ္ထိ၊ မရှိ။)” ဣတိ၊ သို့။ အဿ တိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋိတာ၊ သည်။ ဟောတိ၊ ဧ။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဝေမ္ပိ ခေါ တိက္ခဝေ တိက္ခုကာယေ ကာယာနုပဿီ ဝိဟရတိ။

တိက္ခဝေ၊ တို့။ ပုန စပရံ၊ မူပေအံ။ တိက္ခု၊ သည်။ သေယျာတာပိ၊ မည်သည်။ သိဝထိကာယ၊ ဌ။ ဆဉ္စိတံ၊ သော။ သရီရံ၊ ကို။ ပဿေယျ၊ ရာ၏။ (သာမည)။ အပဂတသမ္ပန္နာနိ၊ ကင်းပြီးသော အဆက် အစပ်ရှိကုန်သော။ ဒိသာ၊ တူရုအရပ်မျက်နှာတို့သို့လည်းကောင်း။ ဝိဒိသာ၊ အထောင့်အရပ်မျက်နှာတို့သို့လည်းကောင်း။ ဝိက္ခိတ္တာနိ၊ ပစ်ချထားအပ်ကုန်သော။ အဋ္ဌိကာနိ၊ အရိုးစုတို့ကို။ ပဿေယျ၊ ရာ၏။ [ဤကား ပဿေယျ သရီရံ သိဝထိကာယ ဆဉ္စိတံ ထောက်က ဝိသေသတည်း။ ဆိုအပ်လတ္တံ့ သော အညေန ဟတ္ထဋ္ဌိကံ စသည်ကိုထောက်က သာမညပင်တည်း။] အညေန၊ တပါးသော။ ဒိသာဘာဂေန၊ အရပ်မျက်နှာအဘို့ဖြင့်။ ဝါ၊ ဌ။ ဌိတံ၊ တည်သော။ [နှစ်ပုဒ်ထည့်သည်။ နောက်နောက်၌လည်း ဤနည်းချည်းသာ]။ ဟတ္ထဋ္ဌိကံ၊ လက်ရိုးကိုလည်းကောင်း။ အညေန၊ တပါးသော။ (ဒိသာဘာဂေန၊ အရပ်မျက်နှာအဘို့ဖြင့်။ ဝါ၊ ဌ။ ဌိတံ၊ သော။) ပါဒဋ္ဌိကံ၊ ခြေရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ဌ။ ဌိတံ၊ သော။) ဂေါပုကဋ္ဌိကံ၊ ခြေဖျက်ရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ဌ။ ဌိတံ၊ သော။) ဇာသိဋ္ဌိကံ၊ မြင်းခေါင်ရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ဌ။ ဌိတံ၊ သော။) ဉိရုဋ္ဌိကံ၊ ပေါင်ရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ဌ။ ဌိတံ၊ သော။) ကဋ္ဌိဋ္ဌိကံ၊ ခါးရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ဌ။ ဌိတံ၊ သော။) ဖာသုကဋ္ဌိကံ၊ နံရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။

၌။ ဌိတံ၊ သော။) ပိဋ္ဌိဋ္ဌိကံ၊ ကျောက်ကုန်းရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ၌။ ဌိတံ၊ သော။) ခန္ဓဋ္ဌိကံ၊ ပခုံးရိုးကိုလည်းကောင်း။ ဝါ၊ လည်ဂုတ်ရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ၌။ ဌိတံ၊ သော။) ဝိဝဋ္ဌိကံ၊ လည်ရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ၌။ ဌိတံ၊ သော။) ဟန္တကဋ္ဌိကံ၊ မေးရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ၌။ ဌိတံ၊ သော။) ဒန္တဋ္ဌိကံ၊ သွားရိုးကိုလည်းကောင်း။ အညေန၊ သော။ (ဒိသာဘာဂေန၊ ဖြင့်။ ဝါ၊ ၌။ ဌိတံ၊ သော။) သီသကဋ္ဌာဟံ၊ ဦးခေါင်းခွံကိုလည်းကောင်း။ ပဿေယျ၊ ရာ၏။ (ဤကား ဝိသေသ)။ သော ဘိက္ခု၊ သည်။ ဣမမေဝ ကာယံ၊ ကိုသာလျှင်။ (တေန ကာယေန၊ နှင့်။ သဒ္ဓိံ၊ ကံ။ ဉာဏေနော၊ ဖြင့်သာလျှင်။) ဥပသံဟရတိ၊ ၏။ ကိံ၊ သို့။ ဥပသံဟရတိ၊ နည်း?။

(“သော ဝေ ကာယော၊ သည်သာ။ ဧဝံဓမ္မော၊ ဤသို့ ဖရိုဖရဲ ပြန်ကြသော အရိုးစုဟူသော သဘောရှိသည်။ ဧဝံဘာဝိ၊ ဤသို့ ဖရိုဖရဲပြန်ကြသော အရိုးစုဟူသော သဘောအားဖြင့် ဖြစ်ခြင်းအလေ့ရှိသည်။ ဧဝံအနတိတော၊ ဤသို့ ဖရိုဖရဲ ပြန်ကြသော အရိုးစုဟူသော သဘောကို မလွန်နိုင်သည်။ န ဟောတိ၊ သေး။ အတ ခေါ၊ ကား။ သော ကာယော၊ သည်။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အယမိ ကာယော၊ သည်လည်း။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ၊ သည်သာ”။ ဣတိ၊ သို့။ ဥပသံဟရတိ၊ ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ။ သမုဒယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝါ ပန၊ ပါး။ “ကာယော၊ အရိုးစု အပေါင်းသည်သာ။ အတ္ထိ၊ ၏။ (အညော၊ အရိုးစုအပေါင်းမှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။)” ဣတိ၊ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋ္ဌိတာ၊ သည်။ ဟောတိ၊ ၏။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿိ ဝိဟရတိ။

ဘိက္ခုဝေ၊ တို့။ ပုန၊ ဖန်။ အပရံ၊ သော။ ကာယေ ကာယာနုပဿနာ-
 သတ်ပဋ္ဌာနဉ္စ၊ ကိလည်း။ အဟံ၊ သည်။ ဘာသိဿာမိ၊ မူပေအံ။ တုမေ၊
 တို့သည်။ သုဏာထ၊ ကုန်လော့။ ဘိက္ခု၊ သည်။ သေယျတာပိ၊ မည်သည်။
 သိဝထိကာယ၊ ဌံ။ ဆဒ္ဓိတံ၊ သော။ သရိရံ၊ ကိ။ ပသေယျ၊ ရာဇိ။ (သာ-
 မည) သေတာနိ၊ ဖြူကုန်သော။ သင်္ခဝဏ္ဏပဋိဘာဂါနိ၊ ခရုသင်း၊ အဆင်းနှင့်
 တူသော အဆင်းရှိကုန်သော။ အဋ္ဌိကာနိ၊ အရိုးစုတို့ကို။ ပသေယျ၊ ရာဇိ။
 (ဝိသေသ) သော ဘိက္ခု၊ သည်။ ဣမမေဝ ကာယံ၊ ကိုသာလျှင်။ (တေန
 ကာယေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ ဉာဏေနော၊ ဖြင့်သာလျှင်။) ဥပသံဟရတိ၊
 ဇိ။ ကိံ၊ သို့။ ဥပသံဟရတိ၊ နည်း?။

(“သော ဧဝ ကာယော၊ သည်သာ။ ဧဝံဓမ္မော၊ ဤသို့ ဖွေးဖွေးဖြူသော
 အရိုးစုဟူသော သဘောရှိသည်။ ဧဝံဘာဝိ၊ ဤသို့ ဖွေးဖွေးဖြူသော အရိုးစု
 ဟူသော သဘောအားဖြင့် ဖြစ်ခြင်းအလေ့ရှိသည်။ ဧဝံအနတိတော၊ ဤသို့
 ဖွေးဖွေးဖြူသော အရိုးစုသဘောကို မလွန်နိုင်သည်။ န ဟောတိ၊ သေး။ အတ
 ခေါ၊ ကား။ သော ကာယော၊ သည်။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။
 ဧဝံအနတိတော၊ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အယမ္ပိ
 ကာယော၊ သည်လည်း။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝိ၊ သည်။ ဧဝံအနတိတော၊
 သည်။ ဟောတိ၊ သည်သာ”။ ဣတိ၊ သို့။ ဥပသံဟရတိ၊ ဇိ။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ
 ကာယေ ကာယာနုပဿိ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာ-
 ယာနုပဿိ ဝိဟရတိ။ သမုဒယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊
 ဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿိ ဝါ
 ကာယသ္မိံ ဝိဟရတိ။

ဝါပန၊ ပါး။ “ကာယော၊ ဖွေးဖွေးဖြူသော အရိုးစုအပေါင်းသည်သာ။
 အတ္ထိ၊ ဇိ။ (အညော၊ ဖွေးဖွေးဖြူသော အရိုးစုအပေါင်းမှ တပါးသော သတ္တ၊
 ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။)” ဣတိ၊ သို့။ အဿ
 ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋိတာ၊ သည်။ ဟောတိ၊ ဇိ။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ
 ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဝေပိ ခေါ ဘိက္ခုဝေ
 ဘိက္ခု ကာယေ ကာယာနုပဿိ ဝိဟရတိ။

ဘိက္ခုဝေ၊ တို့။ ပုန စ ပရံ၊ မူပေအံ။ ဘိက္ခု၊ သည်။ သေယျတာပိ၊
 မည်သည်။ သိဝထိကာယ၊ ဌံ။ ဆဒ္ဓိတံ၊ သော။ သရိရံ၊ ကိ။ ပသေယျ၊ ရာဇိ။
 ပုဋ္ဌကိတာနိ၊ အစုအပုံဖြစ်၍ တည်နေကုန်သော။ တေရောဝသိကာနိ၊ တပါး

သောနှစ်သို့ ရောက်ကုန်ပြီးသော။ ဝါ၊ နှစ်၏ ထိုမှာဘက်အဘို့၌ ဖြစ်ကုန်သော။ ဝါ၊ နှစ်ကို လွန်ကုန်ပြီးသော။ ဝါ၊ လွန်ပြီးသော နှစ်ရှိကုန်သော။ အဋ္ဌိကာနိ၊ အရိုးစုတို့ကို။ ပဿေယျ၊ ရာ၏။ သော ဘိက္ခု၊ သည်။ ဣမမေဝ ကာယံ၊ ကိုသာလျှင်။ (တေန ကာယေန၊ နှင့်။ သဒ္ဓိံ၊ က။ ဉာဏေနော၊ ဖြင့်သာလျှင်။) ဥပသံဟရတိ၊ ၏။ ကိံ၊ သို့။ ဥပသံဟရတိ၊ နည်း?။

(“သော ဝေ ကာယော၊ သည်သာ။ ဧဝံဓမ္မော၊ ဤသို့ အစုအပုံဖြစ်၍ တည်နေခြင်းဟူသော သဘောရှိသည်။ ဧဝံဘာဝီ၊ ဤသို့ အစုအပုံဖြစ်၍ တည်နေခြင်းသဘောအားဖြင့် ဖြစ်ခြင်းအလေ့ရှိသည်။ ဧဝံအနတိတော၊ ဤသို့ အစုအပုံဖြစ်၍ တည်နေခြင်းသဘောကို မလွန်နိုင်သည်။ န ဟောတိ၊ သေး။ အထခေါ၊ ကား။ သော ကာယော၊ သည်။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝီ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။) အယမ္ပိ ကာယော၊ သည်လည်း။ ဧဝံဓမ္မော၊ သည်။ ဧဝံဘာဝီ၊ သည်။ ဧဝံအနတိတော၊ သည်။ ဟောတိ၊ သည်သာ”။ ဣတိ၊ သို့။ ဥပသံဟရတိ၊ ၏။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ အဇ္ဈတ္တံ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ။ သမုဒယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယ ဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝါ ပန၊ ပါး။ ကာယော၊ အစုအပုံဖြစ်၍ တည်နေသော အရိုးစုအပေါင်းသည်သာ။ အတ္ထိ၊ ၏။ (အညော၊ အစုအပုံဖြစ်၍ တည်နေသော အရိုးစုအပေါင်းမှတစ်ပါးသော သတ္တံ၊ ပုဂ္ဂလ၊ ဣတ္ထိံ၊ ပုရိသ၊ အတ္တံ၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။)” ဣတိ၊ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋ္ဌိတာ၊ သည်။ ဟောတိ၊ ၏။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတောစ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဝေမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿိ ဝိဟရတိ။

ဘိက္ခဝေ၊ တို့။ ပုန၊ ဖန်။ အပရံ၊ သော။ ကာယေ ကာယာနုပဿနာသတိပဋ္ဌာနဉာ ကိုလည်း။ အတံ၊ သည်။ ဘာသိဿာမိ၊ မူပေအံ။ တုမော့တို့သည်။ သုဏာထ၊ ကုန်လော့။ ဘိက္ခု၊ သည်။ သေယျထာပိ၊ မည်သည်။ သိဝထိကာယ၊ ၌။ ဆဒ္ဓိတံ၊ သော။ သရီရံ၊ ကို။ ပဿေယျ၊ ရာ၏။ ပုတိနိ၊ ပုပ်ဆွေးကုန်သော။ စုဏကဇာတာနိ၊ မှန်မှန်ညက်ညက်ဖြစ်၍ ဖရိုဖရဲ ပြန်ကြဲကုန်သော။ အဋ္ဌိကာနိ၊ အရိုးစုတို့ကို။ ပဿေယျ၊ ရာ၏။ သော ဘိက္ခု၊ သည်။

ဣမမေဝ ကာယံ၊ ကိသာလျင်။ (တေန ကာယေန၊ နှင့်။ သဒ္ဓိံ၊ က။ ဉာဏေ-
နေဝ၊ ဖြင့်သာလျင်။) ဥပသံဟရတိ၊ ဧ။ ကိံ၊ သို့။ ဥပသံဟရတိ၊ နည်း?။

(“သော ဝေ ကာယော၊ သည်သာ။ ဝေံဓမ္မော၊ ဤသို့ ပုပ်ဆွေး
လျက် မှန်မှန်ညက်ညက်ဖြစ်၍ ဖရိဖရဲ ပြန်ကြဲသော သဘောရှိသည်။ ဝေံ-
ဘာဝိ၊ ဤသို့ ပုပ်ဆွေးလျက် မှန်မှန်ညက်ညက်ဖြစ်၍ ဖရိဖရဲ ကြဲပြန်သော
သဘောအားဖြင့် ဖြစ်ခြင်းအလေ့ရှိသည်။ ဝေံအနတိတော၊ ဤသို့ ပုပ်ဆွေး
လျက် မှန်မှန်ညက်ညက်ဖြစ်၍ ဖရိဖရဲပြန်ကြဲသော သဘောကို မလွန်နိုင်သည်။ န
ဟောတိ၊ သေး။ အထ ခေါ၊ ကား။ သော ကာယော၊ သည်။ ဝေံဓမ္မော၊ ဝေံ-
ဘာဝိ၊ သည်။ ဝေံအနတိတော၊ သည်။ ဟောတိ ယထာ၊ သို့။ တထာ၊ တူ။)
အယမ္ပိ ကာယော၊ သည်လည်း။ ဝေံဓမ္မော၊ သည်။ ဝေံဘာဝိ၊ သည်။ ဝေံ-
အနတိတော၊ သည်။ ဟောတိ၊ သည်သာ”။ ဣတိ၊ သို့။ ဥပသံဟရတိ၊ ဧ။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ ဗဟိဒ္ဓါ
ဝါ ကာယေ ကာယာနုပဿိ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ
ကာယာနုပဿိ ဝိဟရတိ။ သမုဒယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊
ဝယဓမ္မာနုပဿိ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿိ ဝါ
ကာယသ္မိံ ဝိဟရတိ။

ဝါ ပန။ ပါး။ “ကာယော၊ ပုပ်ဆွေးလျက် မှန်မှန်ညက်ညက် ဖြစ်၍ ဖရိဖရဲ
ပြန်ကြဲသော အရိုးစုအပေါင်းသည်သာ။ အတ္ထိ၊ ဧ။ (အညော၊ ပုပ်ဆွေးလျက်
မှန်မှန်ညက်ညက်ဖြစ်၍ ဖရိဖရဲပြန်ကြဲသော အရိုးစုအပေါင်းမှ တပါးသော သတ္တ၊
ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။”) ဣတိ၊ သို့။
အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋိတာ၊ သည်။ ဟောတိ၊ ဧ။

ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ
ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဝေမ္ပိ ခေါ ဘိက္ခဝေ
ဘိက္ခု ကာယေ ကာယာနုပဿိ ဝိဟရတိ။

ဣတိ၊ ဤကား နဝသိဝထိကပဗ္ဗအပြီးတည်း။

နဝသိဝထိကပဗ္ဗံ၊ နဝသိဝထိကပဗ္ဗသည်။ ဝါ၊ နဝသိဝထိကအဆစ်ပိုင်းသည်။
နိဋ္ဌိတံ၊ ရောက်ပြီ။

စုဒ္ဓသ၊ တဆယ့်လေးပါးကုန်သော။ ကာယာနုပဿနာ၊ ကာယာနုပဿနာ
တို့သည်။ နိဋ္ဌိတာ၊ ရောက်ကုန်ပြီ။

ဝေဒနာနုပဿနာ

၃၈၀။ ဘိက္ခဝေ၊ တို့။ ကထဉ္စ ပန၊ အဘယ်သို့သာလျှင်လည်း။ ဝါ၊ အဘယ် ပုံသာလျှင်လည်း။ ဝါ၊ အဘယ်သို့သောအပြားအားဖြင့်သာလျှင်လည်း။ ဘိက္ခ၊ သည်။ ဝေဒနာသု၊ လောကီဝေဒနာတို့၌။ ဝေဒနာနုပဿိ၊ လောကီဝေဒနာ တို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတ္တာ၊ ရှိ။) ဝိဟရတိ၊ နည်း?။ ဘိက္ခဝေ၊ တို့။ ဣမ ဣမသ္မိံ သာသနေ၊ ၌။ ဘိက္ခ၊ သည်။ သုခံ၊ သုခဖြစ် သော။ ဝါ၊ ရူပကာယ၊ သမ္ပယုတ်တရားတို့ကို ချမ်းသာစေတတ်သော။ ဝါ၊ ကောင်းသောအာရုံကို ခံစားတတ်သော။ ဝါ၊ ကိုယ်စိတ်၌ဖြစ်သော အနာ အပေါင်းကို တူးဖြိုတတ်သော။ ဝါ၊ လွယ်လင့်တကူ ပြုအပ်သော အခွင့်ပေး ခြင်းရှိသော။ ဝေဒနံ ဝါ၊ ဝေဒနာကိုသော်လည်း။ ဝေဒယမာနေ၊၊ ခံစားသည် ရှိသော်။ (“အဟံ၊ သည်။) သုခံ၊ သော။ ဝေဒနံ၊ ကို။ ဝေဒယာမိ၊ ခံစား၏။ ဣတိ၊ သို့။ ပဇာနာတိ၊ သိ၏။

ဒုက္ခံ၊ ဒုက္ခဖြစ်သော။ ဝါ၊ ရူပကာယ၊ သမ္ပယုတ်တရားတို့ကို ဆင်းရဲစေတတ် သော။ ဝါ၊ မကောင်းသောအာရုံကို ခံစားတတ်သော။ ဝါ၊ ကိုယ်စိတ်၌ဖြစ် သော သာယာအပ်သော အာရုံအပေါင်းကို တူးဖြိုတတ်သော။ ဝါ၊ ဆင်းရဲ သဖြင့် ပြုအပ်သော အခွင့်ပေးခြင်းရှိသော။ ဝေဒနံ ဝါ၊ ဝေဒနာကိုသော်လည်း။ ဝေဒယမာနေ၊၊ ခံစားသည်ရှိသော်။ (“အဟံ၊ သည်။) ဒုက္ခံ၊ သော။ ဝေဒနံ၊ ကို။ ဝေဒယာမိ၊ ၏။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။

အဒုက္ခမသုခံ၊ ဒုက္ခလည်းမဟုတ်၊ သုခလည်းမဟုတ်သော။ ဝါ၊ ဒုက္ခမှလည်း တပါး၊ သုခမှလည်း တပါးသော။ ဝေဒနံ ဝါ၊ ဥပေက္ခာဝေဒနာကိုသော်လည်း။ ဝေဒယမာနေ၊၊ သော်။ (“အဟံ၊ သည်။) အဒုက္ခမသုခံ၊ သော။ ဝေဒနံ၊ ကို။ ဝေဒယာမိ၊ ၏။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။

သာမိသံ၊ တဏှာသည် သုံးသပ်အပ်သော ကာမဂုဏ်အာမိသနှင့်တကွ ဖြစ်သော။ ဝါ၊ တဏှာသည် သုံးသပ်အပ်သော ကာမဂုဏ်အာမိသရှိသော။ သုခံ၊ သုခဖြစ်သော။ ဝါ၊ ရူပကာယ၊ သမ္ပယုတ်တရားတို့ကို ချမ်းသာစေတတ် သော။ ဝါ၊ ကောင်းသောအာရုံကို ခံစားတတ်သော။ ဝါ၊ ကိုယ်စိတ်၌ဖြစ် သော အနာအပေါင်းကို တူးဖြိုတတ်သော။ ဝါ၊ လွယ်လင့်တကူပြုအပ်သော အခွင့်ပေးခြင်းရှိသော။ ဝေဒနံ ဝါ၊ ခြောက်ပါးသော ဂေဟသိတသောမနဿ ဝေဒနာကိုသော်လည်း။ ဝေဒယမာနေ၊၊ ခံစားသည်ရှိသော်။ (“အဟံ၊ သည်။) သာမိသံ၊ သော။ သုခံ၊ သော။ ဝေဒနံ၊ ကို။ ဝေဒယာမိ၊ ၏။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။

နိရာမိသံ၊ တဏှာသည် သုံးသပ်အပ်သော ကာမဂုဏ်အာမိသ မရှိသော။ သုခံ၊ သော။ ဝေဒနံ ဝါ၊ ခြောက်ပါးသော နေက္ခမ္မသိတသောမနဿဝေဒနာ ကိုသော်လည်း။ ဝေဒယမာနော၊ သော်။ “(အဟံ၊ သည်။) နိရာမိသံ၊ သော။ သုခံ၊ သော။ ဝေဒနံ၊ ကိ။ ဝေဒယာမိ၊ ဧ”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

သာမိသံ၊ သော။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ ဝါ၊ ရူပကာယ၊ သမ္ပယုတ်တရား တို့ကို ဆင်းရဲစေတတ်သော။ ဝါ၊ မကောင်းသော အာရုံကို ခံစားတတ်သော။ ဝါ၊ ကိုယ်စိတ်၌ဖြစ်သော သာယာအပ်သောအာရုံအပေါင်းကို တူးဖွဲ့တတ်သော။ ဝါ၊ ဆင်းရဲသဖြင့်ပြုအပ်သော အခွင့်ပေးခြင်းရှိသော။ ဝေဒနံ ဝါ၊ ခြောက်ပါး သော ဂေဟသိတဒေါမနဿဝေဒနာကိုသော်လည်း။ ဝေဒယမာနော၊ သော်။ “(အဟံ၊ သည်။) သာမိသံ၊ သော။ ဒုက္ခံ၊ သော။ ဝေဒနံ၊ ကိ။ ဝေဒယာမိ၊ ဧ”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

နိရာမိသံ၊ သော။ ဒုက္ခံ၊ သော။ ဝေဒနံ ဝါ၊ ခြောက်ပါးသော နေက္ခမ္မ သိတဒေါမနဿဝေဒနာကိုသော်လည်း။ ဝေဒယမာနော၊ သော်။ “(အဟံ၊ သည်။) နိရာမိသံ၊ သော။ ဒုက္ခံ၊ သော။ ဝေဒနံ၊ ကိ။ ဝေဒယာမိ၊ ဧ”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

သာမိသံ၊ တဏှာသည် သုံးသပ်အပ်သော ကာမဂုဏ်အာမိသနှင့် တက္ခ ဖြစ်သော။ ဝါ၊ တဏှာသည် သုံးသပ်အပ်သော ကာမဂုဏ်အာမိသရှိသော။ အဒုက္ခမသုခံ၊ ဒုက္ခလည်း မဟုတ်၊ သုခလည်း မဟုတ်သော။ ဝါ၊ ဒုက္ခမှလည်း တပါး၊ သုခမှလည်း တပါးသော။ ဝေဒနံ ဝါ၊ ခြောက်ပါးသော ဂေဟသိတ ဥပေက္ခာဝေဒနာကိုသော်လည်း။ ဝေဒယမာနော၊ သော်။ “(အဟံ၊ သည်။) သာမိသံ၊ သော။ အဒုက္ခမသုခံ၊ သော။ ဝေဒနံ၊ ကိ။ ဝေဒယာမိ၊ ဧ”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

နိရာမိသံ၊ တဏှာသည် သုံးသပ်အပ်သော ကာမဂုဏ်အာမိသ မရှိသော။ အဒုက္ခမသုခံ၊ သော။ ဝေဒနံ ဝါ၊ ခြောက်ပါးသော နေက္ခမ္မသိတဥပေက္ခာ ဝေဒနာကိုသော်လည်း။ ဝေဒယမာနော၊ သော်။ “(အဟံ၊ သည်။) နိရာမိသံ၊ သော။ အဒုက္ခမသုခံ၊ သော။ ဝေဒနံ၊ ကိ။ ဝေဒယာမိ၊ ဧ”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

ဣတိ၊ သို့။ ဝါ၊ ဖြင့်။ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌ဖြစ်ကုန်သော။ ဝေဒနာသု ဝါ၊ လောကီဝေဒနာတို့၌သော်လည်း။ ဝေဒနာနုပဿိ၊ လောကီဝေဒနာတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ဧ။ ဗဟိဒ္ဓါ၊ ကြံကုန်သော။ ဝေဒနာသု ဝါ၊ တို့၌သော်လည်း။ ဝေဒနာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ဧ။ အဇ္ဈတ္တဗဟိဒ္ဓါ၊ ကုန်သော။ ဝေဒနာသု ဝါ၊ တို့၌သော်လည်း။

ဝေဒနာနုပဿိ၊ သည်။ ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ ဝေဒနာသု၊ လောကီဝေဒနာ
 တို့၌။ သမုဒယဓမ္မာနုပဿိ။ ဖြစ်ခြင်းသဘော၊ ဖြစ်ကြောင်းတရားကို အဖန်ဖန်
 ရှုခြင်းအလေ့ရှိသည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ ဝေဒနာသု၊
 တို့၌။ ဝယဓမ္မာနုပဿိ၊ ပျက်ခြင်းသဘော၊ ပျက်ကြောင်းတရားကို အဖန်ဖန်
 ရှုခြင်းအလေ့ရှိသည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ ဝေဒနာသု၊
 တို့၌။ သမုဒယဓမ္မာနုပဿိ၊ ဖြစ်ခြင်းသဘော၊ ဖြစ်ကြောင်းတရား၊ ပျက်ခြင်း
 သဘော၊ ပျက်ကြောင်းတရားကို အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတော၊ ရှိ။)
 ရှိသော်လည်း။ ဝိဟရတိ၊ ဧ။ ဝါ ပန၊ ပါး။ “ဝေဒနာ၊ သုခဝေဒနာ၊ ဒုက္ခဝေဒ-
 နာ၊ ဥပေက္ခာဝေဒနာသည်သာ။ အတ္တိ၊ ဧ။ (အညော၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ
 ဥပေက္ခာဝေဒနာမှတစ်ပါးသော သတ္တ၊ ပဂ္ဂလ၊ ဣတ္တိ၊ ပရိသ၊ အတ္တ၊ အတ္တနိယသည်။
 န အတ္တိ၊ မရှိ။)” ဣတိ၊ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋ္ဌိတာ၊
 သည်။ ဟောတိ၊ ဧ။

(သာ သတိ၊ သည်။) ယာဝဒေဝ ဉာဏမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။
 ယာဝဒေဝ ပဋိဿတိမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ဟောတိ၊ ဧ။
 အနိဿိတော စ၊ သည်သာလျှင်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ လောကေ၊
 ဝေဒနာဟု ဆိုအပ်သော လောက၌။ ကိဉ္စိ၊ ကိ။ န စ ဥပါဒိယတိ၊ သည်သာ။
 ဘိက္ခဝေ၊ တို့။ ဝေဗ္ဗိ ခေါ၊ ဤသို့သာလျှင်လည်း။ ဝါ၊ ဤပုံသာလျှင်လည်း။
 ဝါ၊ သည်ပုံသာလျှင်လည်း။ ဝါ၊ ဤသို့သော အပြားအားဖြင့်လည်း။ ဘိက္ခု၊
 သည်။ ဝေဒနာနုပဿိ၊ သည်။ ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ ဣတိ၊ ဤတွင်
 ဝေဒနာနုပဿနာကို ဆိုရာစကားရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

ဝေဒနာနုပဿနာ၊ ဝေဒနာနုပဿနာသည်။ နိဋ္ဌိတာ၊ ရောက်ပြီ။

စိတ္တာနုပဿနာ

ဥဂါ။ ဘိက္ခဝေ၊ တို့။ ကထဉ္စ ပန၊ အဘယ်သို့သာလျှင်လည်း။ ဘိက္ခု၊
 သည်။ စိတ္တေ၊ လောကီစိတ်၌။ ဝါ၊ တေဘူမကစိတ်၌။ စိတ္တာနုပဿိ၊ လောကီ
 စိတ်၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ နည်း?။
 ဘိက္ခဝေ၊ တို့။ ဣဓ ဣမသ္မိံ သာသနေ၊ ၌။ ဘိက္ခု၊ သည်။ သရာဂံ၊ ရာဂနှင့်
 တက္ခ ဖြစ်သော။ စိတ္တံ ဝါ၊ ရှစ်ပါးသော လောဘမူစိတ်ကိုသော်လည်း။
 “(ဣဒံ စိတ္တံ၊ ဤစိတ်သည်။) သရာဂံ၊ ရာဂနှင့် တက္ခ ဖြစ်သော။ စိတ္တံ၊ ရှစ်ပါး
 သော လောဘမူစိတ်ပေတည်း။” ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။ ဝိတရာဂံ၊
 ကင်းပြီးသော ရာဂရှိသော။ စိတ္တံ ဝါ၊ ခြောက်ဆယ့်ကိုးပါးသော လောကီ
 ကုသိုလ်၊ အဗျာကတစိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) ဝိတရာဂံ၊ သော။
 စိတ္တံ၊ တည်း။” ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

သဒေါသံ၊ ဒေါသနှင့် တကွဖြစ်သော။ စိတ္တံ ဝါ၊ နှစ်ပါးသော ဒေါသမူစိတ် ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) သဒေါသံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။ ဝိတဒေါသံ၊ ကင်းပြီးသော ဒေါသရှိသော။ စိတ္တံ ဝါ၊ ခြောက်ဆယ့်ကိုးပါးသော လောကီကုသိုလ်၊ အဗျာကတစိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) ဝိတဒေါသံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

သမောဟံ၊ မောဟနှင့်တကွ ဖြစ်သော။ စိတ္တံ ဝါ၊ နှစ်ပါးသော မောဟမူ စိတ်ကိုသော်လည်း။ ဝါ၊ တဆယ့်နှစ်ပါးသော အကုသိုလ်စိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) သမောဟံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။ ဝိတမောဟံ၊ ကင်းပြီးသော မောဟရှိသော။ စိတ္တံ ဝါ၊ ခြောက် ဆယ့်ကိုးပါးသော လောကီကုသိုလ်၊ အဗျာကတစိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) ဝိတမောဟံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

သံခိတ္တံ၊ ထိနု၊ မိဒ္ဓ၏ အစွမ်းအားဖြင့် တွန့်တိုဆုတ်နှစ်သော။ စိတ္တံ ဝါ၊ ငါးပါးသော သသင်္ခါရိက အကုသိုလ်စိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) သံခိတ္တံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။ ဝိက္ခိတ္တံ၊ ဥဒ္ဓစ္စ၏ အစွမ်းအားဖြင့် ပျံ့လွင့်သော။ စိတ္တံ ဝါ၊ ဥဒ္ဓစ္စသဟဂုတ်စိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) ဝိက္ခိတ္တံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

မဟဂ္ဂတံ၊ မြတ်သည်၏အဖြစ်သို့ ရောက်သော။ ဝါ၊ မြတ်သော စျာနလာဘီပုဂ္ဂိုလ်တို့သည် သွားအပ်၊ ကျင့်အပ်သော။ စိတ္တံ ဝါ၊ နှစ်ဆယ့်ခုနစ်ပါး သော မဟဂ္ဂုတ်စိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) မဟဂ္ဂတံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။ အမဟဂ္ဂတံ၊ မြတ်သည်၏အဖြစ် သို့ မရောက်သော။ စိတ္တံ ဝါ၊ ငါးဆယ့်လေးပါးသော ကာမစိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) အမဟဂ္ဂတံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

သဉ္စတ္တရံ၊ မိမိကို လွန်သောစိတ်နှင့် တကွဖြစ်သော။ စိတ္တံ ဝါ၊ ကာမာဝစရ စိတ်ကိုသော်လည်း။ ဝါ၊ ကာမာဝစရ၊ ရူပါဝစရစိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) သဉ္စတ္တရံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။ အနုတ္တရံ၊ မိမိကို လွန်သောစိတ် မရှိသော။ စိတ္တံ ဝါ၊ ရူပ၊ အရူပစိတ်ကိုသော် လည်း။ ဝါ၊ အရူပစိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ၊ သည်။) အနုတ္တရံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

သမာဟိတံ၊ အပ္ပနာသမာဓိ၊ ဥပစာရသမာဓိတို့ဖြင့် ကောင်းစွာ အာရုံ၌ ထားအပ်သော။ စိတ္တံ ဝါ၊ လောကီကုသိုလ်စိတ်ကို သော်လည်း။ “(ဣဒံ စိတ္တံ သည်။) သမာဟိတံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။ အသမာဟိတံ၊ အပ္ပနာသမာဓိ၊ ဥပစာရသမာဓိတို့ဖြင့် ကောင်းစွာ အာရုံ၌ မထားအပ်သော။ စိတ္တံ ဝါ၊ အကုသိုလ်စိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ သည်။) အသမာဟိတံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

ဝိမုတ္တံ၊ တဒဂံဝိမုတ္တံ၊ ဝိက္ခမ္ဘနဝိမုတ္တံတို့ဖြင့် ကိလေသာတို့မှ လွတ်ပြီးသော။ စိတ္တံ ဝါ၊ လောကီကုသိုလ်စိတ်ကိုသော်လည်း။ “(ဣဒံ စိတ္တံ သည်။) ဝိမုတ္တံ၊ သော။ စိတ္တံ၊ တည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။ အဝိမုတ္တံ၊ တဒဂံဝိမုတ္တံ၊ ဝိက္ခမ္ဘနဝိမုတ္တံတို့ဖြင့် ကိလေသာတို့မှ မလွတ်သော။ စိတ္တံ ဝါ၊ အကုသိုလ်စိတ် ကိုသော်လည်း။ “(ဣဒံ စိတ္တံ သည်။) အဝိမုတ္တံ၊ တဒဂံဝိမုတ္တံ၊ ဝိက္ခမ္ဘနဝိမုတ္တံတို့ ဖြင့် ကိလေသာတို့မှ မလွတ်သော။ စိတ္တံ၊ အကုသိုလ်စိတ်ပေတည်း”။ ဣတိ၊ သို့။ ပဇာနာတိ၊ ဧ။

ဣတိ၊ သို့။ ဝါ၊ ဖြင့်။ အဇ္ဈတ္တံ၊ သော။ စိတ္တေ ဝါ၊ လောကီစိတ်၌သော်လည်း။ ဝါ၊ တေဘူမကစိတ်၌သော်လည်း။ စိတ္တာနုပဿိ၊ လောကီစိတ်၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ ဗဟိဒ္ဓါ၊ သော။ စိတ္တေ ဝါ၊ ၌သော်လည်း။ စိတ္တာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ အဇ္ဈတ္တဗဟိဒ္ဓါ၊ သော။ စိတ္တေ ဝါ၊ ၌သော်လည်း။ စိတ္တာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ စိတ္တသ္မိံ၊ လောကီစိတ်၌။ ဝါ၊ တေဘူမကစိတ်၌။ သမုဒယဓမ္မာနုပဿိ၊ သည်။ (ဟုတော) ဝါ၊ လည်း။ ဝိဟရတိ၊ ဧ။ စိတ္တသ္မိံ၊ ၌။ ဝယဓမ္မာနုပဿိ၊ သည်။ (ဟုတော) ဝါ၊ လည်း။ ဝိဟရတိ၊ ဧ။ စိတ္တသ္မိံ၊ ၌။ သမုဒယဝယဓမ္မာနုပဿိ၊ သည်။ (ဟုတော) ဝါ၊ လည်း။ ဝိဟရတိ၊ ဧ။

ဝါ ပန၊ ပါး။ “စိတ္တံ၊ သရာဂ အစရှိသော စိတ်သည်သာ။ အတ္တိ၊ ဧ။ (အညော၊ သရာဂအစရှိသော စိတ်မှတစ်ပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္တိ၊ မရှိ။)” ဣတိ၊ သို့။ အထ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋိတာ၊ သည်။ ဟောတိ၊ ဧ။ (သာ သတိ၊ သည်။) ယာဝဒေဝ ဉာဏမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ယာဝဒေဝ ပဋိသတိမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ဟောတိ၊ ဧ။ အနိဿိတော စ၊ သည်သာလျှင်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ လောကေ၊ စိတ်ဟုဆိုအပ်သော လောက၌။ ကိဉ္စိ၊ ကိ။ န စ ဥပါဒိယတိ၊ သည်သာ။ ဘိက္ခဝေ၊ တို့။ ဝေမ္ပိ ခေါ၊ သို့သာ လျှင်လည်း။ ဘိက္ခု၊ သည်။ စိတ္တေ၊ ၌။ စိတ္တာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ဧ။ ဣတိ၊ ဤကား စိတ္တာနုပဿနာ အပြီးတည်း။

စိတ္တာနုပဿနာ၊ စိတ္တာနုပဿနာသည်။ နိဋ္ဌိတာ၊ ပြီ။

ဓမ္မာနုပဿနာ နိဝရဏပဗ္ဗ

၉၂၇။ ဘိက္ခုဝေ တို့။ ကထဉ္စ ပန၊ သို့သာလျှင်လည်း။ ဘိက္ခု၊ သည်။ ဓမ္မေသု၊ လောကီတရားတို့၌ ဝါ၊ တေဘူမကတရားတို့၌။ ဓမ္မာနုပဿိ၊ လောကီ တရားတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ နည်း?။ ဘိက္ခုဝေ တို့။ ဣဓ ဣမသ္မိံ သာသနေ၊ ၌။ ဘိက္ခု၊ သည်။ ပဉ္စသု၊ ငါးပါး ကုန်သော။ နိဝရဏေသု၊ နိဝရဏဟု ဆိုအပ်ကုန်သော။ ဝါ၊ ဖြစ်လတ္တံ့ သော ကုသိုလ်တရားတို့ကို ပိတ်ပင် နှောက်ယှက် ကန့်ကွက် တားမြစ်တတ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနုပဿိ၊ တရားတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ၏။ ဘိက္ခုဝေ တို့။ ကထဉ္စ ပန၊ သို့သာလျှင်လည်း။ ဣဓ ဣမသ္မိံ သာသနေ၊ ၌။ ဘိက္ခု၊ သည်။ ပဉ္စသု၊ ကုန်သော။ နိဝရဏေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ နည်း?။

ဘိက္ခုဝေ တို့။ ဣဓ ဣမသ္မိံ သာသနေ၊ ၌။ ဘိက္ခု၊ သည်။ အဇ္ဈတ္တံ၊ အဇ္ဈတ္တ သန္တာန်၌။ သန္တံ၊ မပြတ်မလပ် ဖြစ်ခြင်း၏အစွမ်းအားဖြင့် ထင်ရှားရှိသော။ ကာမတ္ထန္တံ ဝါ၊ ကာမတ္ထန္တံကိုသော်လည်း။ ဝါ၊ ဝတ္ထုကာမတို့ကို အလိုရှိတတ် သော ရာဂကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ၌။ ကာမတ္ထန္တော၊ ကာမတ္ထန္တံသည်။ ဝါ၊ ဝတ္ထုကာမတို့ကို အလိုရှိတတ်သော ရာဂသည်။ အတ္တိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ အဇ္ဈတ္တံ၊ ၌။ အသန္တံ၊ မပြတ်မလပ် မဖြစ် ခြင်း၏အစွမ်းအားဖြင့် ထင်ရှားမရှိသော။ ဝါ၊ ပယ်အပ်ပြီးသည်၏အဖြစ် ကြောင့် ထင်ရှားမရှိသော။ ကာမတ္ထန္တံ ဝါ၊ ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ၌။ ကာမတ္ထန္တော၊ သည်။ နတ္ထိ၊ မရှိ”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ အကြင်အကြောင်းဖြင့်လည်း။ ဝါ၊ အကြင် အကြောင်းကြောင့်လည်း။ အနုပုန္ဓဿ၊ မဖြစ်သေးသော။ ကာမတ္ထန္တဿ၊ ၏။ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ၏။ တံ စ ကာရဏံ၊ ထိုအကြောင်းကို လည်း။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ ဖြစ်ပြီးသော။ ကာမတ္ထန္တဿ၊ ကို။ ပဟာနံ၊ ပယ်ခြင်း သည်။ ဟောတိ၊ ၏။ တံ စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ ပယ်အပ် ပြီးသော။ ကာမတ္ထန္တဿ၊ ၏။ အာယတိံ၊ နောင်အခါ၌။ အနုပ္ပါဒေါ၊ မဖြစ် ခြင်းသည်။ ဟောတိ၊ ၏။ တံ စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။

အဇ္ဈတ္တံ၊ ၌။ သန္တံ၊ သော။ ဗျာပါဒံ ဝါ၊ ဗျာပါဒကိုသော်လည်း။ ဝါ၊ ဟိတသုခကို ဖျက်ဆီးတတ်သော ဒေါသကိုသော်လည်း။ ဝါ၊ စိတ်၏ ဖောက် ပြန်ခြင်းသို့ ရောက်ကြောင်းဖြစ်သော ဒေါသကိုသော်လည်း။ “မေ၊ အား။

ဝါ၊ ဧ၊ အဇ္ဈတ္တံ၊ ဌံ၊ ဗျာပါဒေါ၊ သည်း၊ အတ္တိ၊ ဧ၊ ဣတိ၊ သို့၊ ပဇာနာတိ၊ ဧ၊ အဇ္ဈတ္တံ၊ ဌံ၊ အသန္တံ၊ သော၊ ဗျာပါဒံ ဝါ၊ ကိသော်လည်း။ “မေ အား။ ဝါ၊ ဧ၊ အဇ္ဈတ္တံ၊ ဌံ၊ ဗျာပါဒေါ၊ သည်း၊ နတ္ထိ၊ မရှိ”။ ဣတိ၊ သို့၊ ပဇာနာတိ၊ ဧ၊ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပုန္ဓဿ၊ သော၊ ဗျာပါဒဿ၊ ဧ၊ ဥပ္ပါဒေါ၊ သည်း၊ ဟောတိ၊ ဧ၊ တံ စ ကာရဏံ၊ ကိလည်း။ ပဇာနာတိ၊ ဧ၊ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္ဓဿ၊ သော၊ ဗျာပါဒဿ၊ ကိ၊ ပဟာနံ၊ သည်း။ ဟောတိ၊ ဧ၊ တံ စ ကာရဏံ၊ ကိလည်း။ ပဇာနာတိ၊ ဧ၊ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ သော၊ ဗျာပါဒဿ၊ ဧ၊ အာယတိံ၊ ဌံ၊ အနုပ္ပါဒေါ၊ သည်း။ ဟောတိ၊ ဧ၊ တံ စ ကာရဏံ၊ ကိလည်း။ ပဇာနာတိ၊ ဧ။

အဇ္ဈတ္တံ၊ ဌံ၊ သန္တံ၊ သော၊ ထိနမိဒ္ဓံ ဝါ၊ ထိန၊ မိဒ္ဓကိသော်လည်း။ ဝါ၊ စိတ်၏ မခံကြောင်းဖြစ်သော ထိန၊ စေတသိက်၏ မခံကြောင်းဖြစ်သော မိဒ္ဓကိသော်လည်း။ “မေ အား။ ဝါ၊ ဧ၊ အဇ္ဈတ္တံ၊ ဌံ၊ ထိနမိဒ္ဓံ၊ သည်း၊ အတ္တိ၊ ဧ”။ ဣတိ၊ သို့၊ ပဇာနာတိ၊ ဧ၊ အဇ္ဈတ္တံ၊ ဌံ၊ အသန္တံ၊ သော၊ ထိနမိဒ္ဓံ ဝါ၊ ကိသော်လည်း။ “မေ အား။ ဝါ၊ ဧ၊ အဇ္ဈတ္တံ၊ ဌံ၊ ထိနမိဒ္ဓံ၊ သည်း၊ နတ္ထိ၊ မရှိ”။ ဣတိ၊ သို့၊ ပဇာနာတိ၊ ဧ၊ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပုန္ဓဿ၊ သော၊ ထိနမိဒ္ဓဿ၊ ဧ၊ ဥပ္ပါဒေါ၊ သည်း။ ဟောတိ၊ ဧ၊ တံ စ ကာရဏံ၊ ကိလည်း။ ပဇာနာတိ၊ ဧ၊ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္ဓဿ၊ သော၊ ထိနမိဒ္ဓဿ၊ ကိ၊ ပဟာနံ၊ သည်း။ ဟောတိ၊ ဧ၊ တံ စ ကာရဏံ၊ ကိလည်း။ ပဇာနာတိ၊ ဧ၊ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ သော၊ ထိနမိဒ္ဓဿ၊ ဧ၊ အာယတိံ၊ ဌံ၊ အနုပ္ပါဒေါ၊ သည်း။ ဟောတိ၊ ဧ၊ တံ စ ကာရဏံ၊ ကိလည်း။ ပဇာနာတိ၊ ဧ။

အဇ္ဈတ္တံ၊ ဌံ၊ သန္တံ၊ သော၊ ဥဒ္ဓစ္စကုက္ကုစ္စံ ဝါ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စကိသော်လည်း။ ဝါ၊ ပျံလွင့်တတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဟုဆိုအပ်သော ဥဒ္ဓစ္စ၊ ပြုအပ်ပြီးသော ဒုစရိုက်၊ မပြုအပ်သေးသော သုစရိုက်၏ အဖြစ်ဟုဆိုအပ်သော ကုက္ကုစ္စကိသော်လည်း။ “မေ အား။ ဝါ၊ ဧ၊ အဇ္ဈတ္တံ၊ ဌံ၊ ဥဒ္ဓစ္စကုက္ကုစ္စံ၊ သည်း၊ အတ္တိ၊ ဧ”။ ဣတိ၊ သို့၊ ပဇာနာတိ၊ ဧ၊ အဇ္ဈတ္တံ၊ ဌံ၊ အသန္တံ၊ သော၊ ဥဒ္ဓစ္စကုက္ကုစ္စံ ဝါ၊ ကိသော်လည်း။ “မေ အား။ ဝါ၊ ဧ၊ အဇ္ဈတ္တံ၊ ဌံ၊ ဥဒ္ဓစ္စကုက္ကုစ္စံ၊ သည်း၊ နတ္ထိ၊ မရှိ”။ ဣတိ၊ သို့၊ ပဇာနာတိ၊ ဧ၊ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပုန္ဓဿ၊ သော၊ ဥဒ္ဓစ္စကုက္ကုစ္စဿ၊ ဧ၊ ဥပ္ပါဒေါ၊ သည်း။ ဟောတိ၊ ဧ၊ တံ စ ကာရဏံ၊ ကိလည်း။

ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ ဥဒ္ဓစ္စကုက္ကုစ္စဿ၊ ကိ။ ပဟာနံ၊ သည်။ ဟောတိ၊ ဣ။ တံ စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ သော။ ဥဒ္ဓစ္စကုက္ကုစ္စဿ၊ ဣ။ အာယတိံ၊ ဌ။ အနုပ္ပါဒေါ၊ သည်။ ဟောတိ၊ ဣ။ တံ စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ဣ။

အဇ္ဈတ္တံ၊ ဌ။ သန္တံ၊ သော။ ဝိစိကိစ္ဆံ၊ ဝါ၊ ဝိစိကိစ္ဆာကိုသော်လည်း။ ဝါ၊ ဆုံးဖြတ်တတ်သောညာဏ်မှ ကင်းသော ဝိစိကိစ္ဆာကိုသော်လည်း။ ဝါ၊ ကုစားတတ်သောညာဏ်မှကင်းသော ဝိစိကိစ္ဆာကိုသော်လည်း။ “မေ၊ အား၊ ဝါ၊ ဣ။ အဇ္ဈတ္တံ၊ ဌ။ ဝိစိကိစ္ဆာ၊ သည်။ အတ္တိ၊ ဣ။ ဣတိ၊ သိ။ ပဇာနာတိ၊ ဣ။ အား။ ဝါ၊ ဣ။ အဇ္ဈတ္တံ၊ ဌ။ ဝိစိကိစ္ဆာ၊ သည်။ နတ္တိ၊ မရိ”။ ဣတိ၊ သိ။ ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။ ဝိစိကိစ္ဆာယ၊ ဣ။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ဣ။ တံ စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ ဝိစိကိစ္ဆာယ၊ ကိ။ ပဟာနံ၊ သည်။ ဟောတိ၊ ဣ။ တံ စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ သော။ ဝိစိကိစ္ဆာယ၊ ဣ။ အာယတိံ၊ ဌ။ အနုပ္ပါဒေါ၊ သည်။ ဟောတိ၊ ဣ။ တံ စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ဣ။

ဣတိ၊ သိ။ ဝါ၊ ဖြင့်။ အဇ္ဈတ္တံ၊ ကုန်သော။ ဓမ္မေသု ဝါ၊ နိဝရဏတရားတို့၌ သော်လည်း။ ဓမ္မာနုပဿိ၊ နိဝရဏတရားတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ဣ။ ဗဟိဒ္ဓါ၊ ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌သော်လည်း။ ဓမ္မာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ဣ။ အဇ္ဈတ္တဗဟိဒ္ဓါ၊ ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌သော်လည်း။ ဓမ္မာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ဣ။ ဓမ္မေသု၊ နိဝရဏတရားတို့၌။ သမုဒယဓမ္မာနုပဿိ၊ သည်။ (ဟုတွာ) ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ဣ။ ဓမ္မေသု၊ တို့၌။ ဝယဓမ္မာနုပဿိ၊ သည်။ (ဟုတွာ) ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ဣ။ ဓမ္မေသု၊ တို့၌။ သမုဒယ-ဝယဓမ္မာနုပဿိ၊ သည်။ (ဟုတွာ) ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ဣ။

ဝါ ပန၊ ပါး။ “ဓမ္မာ၊ နိဝရဏတရားတို့သည်သာ။ အတ္တိ၊ ရှိကုန်၏။ (အညော၊ နိဝရဏ တရားတို့မှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္တိ၊ မရိ”။ ဣတိ၊ သိ။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋိတာ၊ သည်။ ဟောတိ၊ ဣ။ (သာ သတိ၊ သည်။)

ယာဝဒေဝ ဉာဏမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ယာဝဒေဝ ပဋိဿ-
 တိမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ဟောတိ၊ ဧ။ အနိဿိတော စ၊
 သည်သာလျှင်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ဧ။ လောကေ၊ ဓမ္မဟု ဆိုအပ်သော
 လောက၌။ ဝါ၊ ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောက၌။ ကိဉ္စိ၊ ကိ။ န စ
 ဥပါဒိယတိ၊ သည်သာ။ ဘိက္ခဝေ၊ တို့။ ဝေဓိ ခေါ၊ သို့သာလျှင်လည်း။ ဘိက္ခု၊
 သည်။ ပဉ္စသု၊ ကုန်သော။ နိဝရဏေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။
 ဓမ္မာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ဧ။ ဣတိ၊ ဤကား
 နိဝရဏပဗ္ဗ အပြီးတည်း။

နိဝရဏပဗ္ဗံ၊ နိဝရဏပဗ္ဗသည်။ ဝါ၊ နိဝရဏ အဆစ်အပိုင်းသည်။
 နိဋ္ဌိတံ၊ ရောက်ပြီ။

ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ

၃၇၃။ ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ တမျိုးတခြား ဓမ္မာနုပဿနာသတိပဋ္ဌာန်
 တပါးကိုလည်း ထင်ရှားတဖန် ဟောထားတော်မူခဲ့ပြန်အံ့။ ဘိက္ခု၊ သည်။
 ပဉ္စသု၊ ကုန်သော။ ဥပါဒါနက္ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာဟု ဆိုအပ်ကုန်သော။ ဝါ၊
 ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာဟု ဆိုအပ်ကုန်သော။ ဝါ၊ ဥပါဒါန်တို့သည်
 စွဲလမ်းအပ်သော ခန္ဓာဟု ဆိုအပ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနုပဿိ၊
 တရားတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ဧ။
 ဘိက္ခဝေ၊ တို့။ ကထဉ္စ ပန၊ အဘယ်သို့သာလျှင်လည်း။ ဘိက္ခု၊ သည်။ ပဉ္စသု၊
 ကုန်သော။ ဥပါဒါနက္ခန္ဓေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ သည်။
 (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ နည်း?။

ဘိက္ခဝေ၊ တို့။ ဣဓ ဣမသ္မိ သာသနေ၊ ၌။ ဘိက္ခု၊ သည်။ ရူပံ၊ ရုပ်တရား
 သည်။ ဣတိ၊ ဤ ရူပနုလက္ခဏာရှိသော ဘူတရုပ်၊ ဥပါဒါရုပ် သာလျှင်တည်း။
 ဝါ၊ ဤ ရူပနုလက္ခဏာရှိသော ဘူတရုပ်၊ ဥပါဒါရုပ်ဟူသော ဤမျှလောက်
 အတိုင်းအရှည်ရှိသော နှစ်ဆယ့်ရှစ်ပါးသော ရုပ်သာလျှင်တည်း။ (ဣတော၊
 ဤဘူတရုပ်၊ ဥပါဒါရုပ်မှ။ ဝါ၊ ထက်။ ပရံ၊ တပါးသော။ ဝါ၊ လွန်သော။ ရူပံ၊
 ရုပ်သည်။ နတ္ထိ၊ မရှိတော့ပြီ။) ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ဖြစ်ခြင်း အစရှိသည်တို့၏
 အစွမ်းအားဖြင့် ငါးပါးသော အခြင်းအရာအားဖြင့်။ ဝါ၊ ဤသို့ အဝိဇ္ဇာ၏ဖြစ်
 ခြင်း၊ တဏှာ၏ဖြစ်ခြင်း၊ ကံ၏ဖြစ်ခြင်း၊ အာဟာရ၏ဖြစ်ခြင်း၊ ဥပါဒါဓဏဟူသော
 အခြင်းအရာအားဖြင့်။ ရူပဿ၊ ဧ။ သမုဒယော၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ဧ။
 ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ချုပ်ခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် ငါးပါးသော
 အခြင်းအရာအားဖြင့်။ ဝါ၊ ဤသို့ အဝိဇ္ဇာ၏ချုပ်ခြင်း၊ တဏှာ၏ချုပ်ခြင်း၊ ကံ၏

ချုပ်ခြင်း၊ အာဟာရ၏ချုပ်ခြင်း၊ ဘင်ခဏဟူသော အခြင်းအရာအားဖြင့်။ ရူပဿ၊ ၎င်း။ အတ္တင်္ဂမော၊ ချုပ်ခြင်းသည်။ ဟောတိ၊ ၎င်း။

ဝေဒနာ၊ ဝေဒနာသည်။ ဣတိ၊ ဤ ဝေဒယိတလက္ခဏာရှိသော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာသာလျှင်တည်း။ ဝါ၊ ဤ ဝေဒယိတလက္ခဏာရှိသော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဟူသော ဤမျှလောက် အတိုင်းအရှည် ရှိသော ဝေဒနာသာလျှင်တည်း။ (ဣတော၊ ဤ ဝေဒယိတလက္ခဏာရှိသော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာမှ။ ဝါ၊ ထက်။ ပရံ၊ တပါးသော။ ဝါ၊ လွန်သော။ ဝေဒနာ၊ သည်။ နတ္ထိ၊ ပြီ။) ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ ဖြစ်ခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် ငါးပါးသော အခြင်းအရာအားဖြင့်။ ဝါ၊ ဤသို့ အဝိဇ္ဇာ၏ဖြစ်ခြင်း၊ တဏှာ၏ဖြစ်ခြင်း၊ ကံ၏ဖြစ်ခြင်း၊ ဖဿ၏ဖြစ်ခြင်း၊ ဥပါဒ်ခဏ ဟူသော အခြင်းအရာအားဖြင့်။ ဝေဒနာယ၊ ၎င်း။ သမုဒယော၊ သည်။ ဟောတိ၊ ၎င်း။ ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ချုပ်ခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် ငါးပါး သော အခြင်းအရာအားဖြင့်။ ဝါ၊ ဤသို့ အဝိဇ္ဇာ၏ချုပ်ခြင်း၊ တဏှာ၏ချုပ်ခြင်း၊ ကံ၏ ချုပ်ခြင်း၊ ဖဿ၏ ချုပ်ခြင်း၊ ဘင်ခဏဟူသော အခြင်းအရာအားဖြင့်။ ဝေဒနာယ၊ ၎င်း။ အတ္တင်္ဂမော၊ သည်။ ဟောတိ၊ ၎င်း။

သညာ၊ သညာသည်။ ဣတိ၊ ဤ သဗ္ဗာနနုလက္ခဏာရှိသော ရူပသညာ၊ သဒ္ဓ- သညာ၊ ဂန္ဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာ၊ ဓမ္မသညာသာလျှင်တည်း။ ဝါ၊ ဤ သဗ္ဗာနနုလက္ခဏာရှိသော ဤမျှလောက်အတိုင်းအရှည်ရှိသော ရူပသညာ၊ သဒ္ဓသညာ၊ ဂန္ဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာ၊ ဓမ္မသညာသာလျှင်တည်း။ (ဣတော၊ ဤ သဗ္ဗာနနုလက္ခဏာရှိသော ရူပသညာ၊ သဒ္ဓသညာ၊ ဂန္ဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာ၊ ဓမ္မသညာမှ။ ဝါ၊ ထက်။ ပရံ၊ သော။ သညာ၊ သည်။ နတ္ထိ၊ ပြီ။) ဣတိ၊ အားဖြင့်။ သညာယ၊ ၎င်း။ သမုဒယော၊ သည်။ ဟောတိ၊ ၎င်း။ ဣတိ၊ အားဖြင့်။ သညာယ၊ ၎င်း။ အတ္တင်္ဂမော၊ သည်။ ဟောတိ၊ ၎င်း။

သင်္ခါရာ၊ သင်္ခါရတို့သည်။ ဣတိ၊ ဤ အဘိသင်္ခါရလက္ခဏာရှိသော ငါးဆယ် သော သင်္ခါရတို့သာလျှင်တည်း။ ဝါ၊ ဤ အဘိသင်္ခါရလက္ခဏာရှိသော ဤမျှ လောက် ငါးဆယ်အတိုင်းအရှည်ရှိသော သင်္ခါရတို့သာလျှင်တည်း။ (ဣတော၊ ဤ အဘိသင်္ခါရလက္ခဏာရှိသော ငါးဆယ်အတိုင်းအရှည်ရှိသော သင်္ခါရတို့မှ။ ဝါ၊ တို့ထက်။ ပရံ၊ ကုန်သော။ သင်္ခါရာ၊ တို့သည်။ နတ္ထိ၊ ကုန်ပြီ။) ဣတိ၊ အားဖြင့်။ သင်္ခါရာနံ၊ တို့၏။ သမုဒယော၊ သည်။ ဟောတိ၊ ၎င်း။ ဣတိ၊ အား ဖြင့်။ သင်္ခါရာနံ၊ တို့၏။ အတ္တင်္ဂမော၊ သည်။ ဟောတိ၊ ၎င်း။

ဝိညာဏံ၊ ဝိညာဏ်သည်။ ဣတိ၊ ဤ ဝိဇာနနုလက္ခဏာရှိသော ရှစ်ဆယ့် တပါးသော ဝိညာဏ်သာလျှင်တည်း။ ဝါ၊ ဤ ဝိဇာနနုလက္ခဏာရှိသော ဤ

မျှလောက် ရှစ်ဆယ့်တပါးအတိုင်းအရှည်ရှိသော ဝိညာဏ်သာလျှင်တည်း။
 (ဣတော၊ ဤဝိဇာနနလက္ခဏာရှိသော ရှစ်ဆယ့်တပါးသောဝိညာဏ်မှ။ ဝါ၊
 ထက်။ ပရံ၊ သော။ ဝိညာဏံ၊ သည်။ နတ္ထိ၊ ပြီ။) ဣတိ၊ ဤသို့ အဝိဇ္ဇာ၏
 ဖြစ်ခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် ငါးပါးသော အခြင်းအရာအားဖြင့်။
 ဝါ၊ ဤသို့ အဝိဇ္ဇာ၏ဖြစ်ခြင်း၊ တဏှာ၏ဖြစ်ခြင်း၊ ကံ၏ဖြစ်ခြင်း၊ နာမ် ရုပ်၏
 ဖြစ်ခြင်း၊ ဥပါဒ်ခဏဟူသော အခြင်းအရာအားဖြင့်။ ဝိညာဏဿ၊ ၏။ သမု-
 ဒယော၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့ အဝိဇ္ဇာ၏ချုပ်ခြင်း အစရှိသည်
 တို့၏အစွမ်းအားဖြင့် ငါးပါးသော အခြင်းအရာအားဖြင့်။ ဝါ၊ ဤသို့ အဝိဇ္ဇာ၏
 ချုပ်ခြင်း၊ တဏှာ၏ချုပ်ခြင်း၊ ကံ၏ချုပ်ခြင်း၊ နာမ် ရုပ်၏ချုပ်ခြင်း၊ ဘင်ခဏ ဟူ
 သောအခြင်းအရာအားဖြင့်။ ဝိညာဏဿ၊ ၏။ အတ္ထင်္ဂမော၊ သည်။ ဟောတိ၊ ၏။

ဣတိ၊ သို့။ အဇ္ဈတ္တံ၊ ကုန်သော။ ဓမ္မေသု ဝါ၊ ဥပါဒါနက္ခန္ဓာတရားတို့၌
 သော်လည်း။ ဓမ္မာနုပဿိ၊ ဥပါဒါနက္ခန္ဓာ တရားတို့၌ အဖန်ဖန် ရှုခြင်းအလေ့
 ရှိသည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ ဗဟိဒ္ဓါ၊ ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌
 သော်လည်း။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ အဇ္ဈတ္တဗဟိဒ္ဓါ၊
 ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌သော်လည်း။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။)
 ဝိဟရတိ၊ ၏။ ဓမ္မေသု၊ ဥပါဒါနက္ခန္ဓာတရားတို့၌။ သမုဒယဓမ္မာနုပဿိ၊ သည်။
 (ဟုတော)ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ၏။ ဓမ္မေသု၊ တို့၌။ ဝယဓမ္မာနုပဿိ၊
 သည်။ (ဟုတော)ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ၏။ ဓမ္မေသု၊ တို့၌။ သမုဒယ-
 ဝယဓမ္မာနုပဿိ၊ သည်။ (ဟုတော)ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ၏။ ဝါ ပန၊
 ပါး။ “ဓမ္မာ၊ ဥပါဒါနက္ခန္ဓာ တရားတို့သည်သာ။ အတ္ထိ၊ ၏။ (အညော၊ ဥပါဒါ-
 နက္ခန္ဓာတရားတို့မှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။
 န အတ္ထိ၊ မရှိ”။ ဣတိ၊ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပဇ္ဇုပဋိတာ၊
 သည်။ ဟောတိ၊ ၏။ (သာ သတိ၊ သည်။) ယာဝဒေဝ ဉာဏမတ္တာယ၊
 ငှါသာလျှင်လည်းကောင်း။ ယာဝဒေဝ ပဋိသတိမတ္တာယ၊ ငှါသာလျှင်လည်း
 ကောင်း။ ဟောတိ၊ ၏။ အနိဿိတော စ၊ သည်သာလျှင်။ (ဟုတော၊ ရှိ။)
 ဝိဟရတိ၊ ၏။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောက၌။ ကိဉ္စိ၊ ကို။ န စ
 ဥပါဒိယတိ၊ သည်သာ။ ဘိက္ခုဝေ၊ တို့။ ဝေမ္ပိ ခေါ၊ သို့သာလျှင်လည်း။ ဘိက္ခု၊
 သည်။ ပဉ္စသု၊ ကုန်သော။ ဥပါဒါနက္ခန္ဓေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။
 ဓမ္မာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ ဣတိ၊ ဤတွင် ခန္ဓပဗ္ဗကို
 ဆိုရာစကားရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

ခန္ဓပဗ္ဗံ၊ ခန္ဓပဗ္ဗသည်။ ဝါ၊ ခန္ဓာအဆစ်အပိုင်းသည်။ နိဋ္ဌိတံ၊ ပြီ။

ဓမ္မာနုပဿနာ အာယတနပဗ္ဗ

၉၂၈၄။ ဘိက္ခုဝေ၊ တို့။ ပုန၊ ဖန်။ အပရံ၊ သော။ ဓမ္မာနုပဿနာသတိ-
 ပဋ္ဌာနဉ္စ၊ ကိုလည်း။ အဟံ၊ သည်။ ဘာသိဿာမိ၊ မူပေအံ။ တုမေ၊ တို့သည်။
 သုဏာထ၊ ကုန်လော့၊ ဘိက္ခု၊ သည်။ ဆသု၊ ခြောက်ပါးကုန်သော။ အဇ္ဈတ္တိ-
 ကဗာဟိရေသု၊ အဇ္ဈတ္တိက၊ ဗာဟိရ်ဖြစ်ကုန်သော။ ဝါ၊ အဇ္ဈတ္တိသန္တာန်၌လည်း
 ဖြစ်၊ ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်ကုန်သော။ အာယတနေသု၊ အာယတနဟု
 ဆိုအပ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနုပဿိ၊ တရားတို့၌ အဖန်ဖန်
 ရှုခြင်းအလေ့ရှိသည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ ဘိက္ခုဝေ၊ တို့။ ကထဉ္စ ပန၊
 သို့သာလျှင်လည်း။ ဘိက္ခု၊ သည်။ ဆသု၊ ကုန်သော။ အဇ္ဈတ္တိကဗာဟိရေသု၊
 ကုန်သော။ အာယတနေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ သည်။
 (ဟုတော၊ ရှိ။) ဝိဟရတိ၊ နည်း?။

ဘိက္ခုဝေ၊ တို့။ ဣဓ ဣမသ္မိံ သာသနေ၊ ၌။ ဘိက္ခု၊ သည်။ စက္ခုဉ္စ၊ စက္ခု-
 ပသာဒကိုလည်း။ ယာထာဝသရသလက္ခဏာဝသေန၊ မဖောက်မပြန် ဟုတ်မှန်
 သော မိမိကိစ္စ၊ မိမိလက္ခဏာ၏ အစွမ်းအားဖြင့်။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်
 သော သာယာအပ်သော မိမိသဘော၊ အနိစ္စအစရှိသော သာမညလက္ခဏာ၏
 အစွမ်းအားဖြင့်။ (ထည့်သည်)။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ရူပေ စ၊
 ရူပါရုံတို့ကိုလည်း။ (ယာထာဝသရသလက္ခဏာဝသေန၊ အားဖြင့်။) ပဇာနာတိ၊
 ၏။ တဒဘယံ၊ ထိုနှစ်ပါးစုံသော စက္ခုပသာဒ၊ ရူပါရုံသို့။ ဝါ၊ ကို။ ပဋိစ္စ၊ ရှေးရှု
 ရောက်၍။ ဝါ၊ စွဲမီ၍။ ယဉ္စ သံယောဇနံ၊ အကြင် ဆယ်ပါးသော သံယောဇဉ်
 သည်လည်း။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တဉ္စ သံယောဇနံ၊ ကိုလည်း။ (ယာထာဝသရသ-
 လက္ခဏာဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊
 အကြင်အကြောင်းဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ မပြတ်မလပ်
 မဖြစ်သည်၏အစွမ်းအားဖြင့် မဖြစ်သော။ သံယောဇနဿ၊ ဆယ်ပါးသော
 သံယောဇဉ်၏။ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။
 (ယာထာဝသရသလက္ခဏာဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၏။ ယထာ စ ယေန
 ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ မပယ်သည်၏ အဖြစ်
 ကြောင့် ဖြစ်သော။ ဝါ၊ မပြတ်မလပ် ဖြစ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော။
 သံယောဇနဿ၊ ကို။ ပဟာနံ၊ တဒဂ်ပဟာနံ၊ ဝိက္ခမ္ဘနုပဟာနံတို့၏ အစွမ်း
 အားဖြင့် ပယ်ခြင်းသည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝ-
 သရသလက္ခဏာဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရ-
 ဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟာနဿ၊ တဒဂ်ပဟာနံ၊ ဝိက္ခမ္ဘနု

ပဟာန်၏အစွမ်းအားဖြင့် ပယ်အပ်ပြီးသော။ သံယောဇနဿ၊ ၎င်း။ အာယတိံ၊ နောင်အခါ၌။ အနုပ္ပါဒေါ၊ မဖြစ်ခြင်းသည်။ ဟောတိ၊ ၎င်း။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။

သောတဉ္စ၊ သောတပသာဒကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ သဒ္ဓေ စ၊ သဒ္ဓါရုံတို့ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ တဒုဘယံ၊ ထိုနှစ်ပါးစုံသော သောတပသာဒ၊ သဒ္ဓါရုံသို့။ ဝါ၊ ကို။ ပဋိစ္စ၊ ၍။ ဝါ၊ ၍။ ယဉ္စ သံယောဇနံ၊ သည်လည်း။ ဥပ္ပဇ္ဇတိ၊ ၎င်း။ တဉ္စ သံယောဇနံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ၎င်း။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ၎င်း။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ကို။ ပဟာနံ၊ သည်။ ဟောတိ၊ ၎င်း။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ သော။ သံယောဇနဿ၊ ၎င်း။ အာယတိံ၊ ၌။ အနုပ္ပါဒေါ၊ သည်။ ဟောတိ၊ ၎င်း။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။

ဃာနဉ္စ၊ ဃာနပသာဒကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ ဂန္ဓေ စ၊ ဂန္ဓာရုံတို့ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ တဒုဘယံ၊ ထိုနှစ်ပါးစုံသော ဃာနပသာဒ၊ ဂန္ဓာရုံသို့။ ဝါ၊ ကို။ ပဋိစ္စ၊ ၍။ ဝါ၊ ၍။ ယဉ္စ သံယောဇနံ၊ သည်လည်း။ ဥပ္ပဇ္ဇတိ၊ ၎င်း။ တဉ္စ သံယောဇနံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ၎င်း။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ၎င်း။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ကို။ ပဟာနံ၊ သည်။ ဟောတိ၊ ၎င်း။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ သော။ သံယောဇနဿ၊ ၎င်း။ အာယတိံ၊ ၌။ အနုပ္ပါဒေါ၊ သည်။ ဟောတိ၊ ၎င်း။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၎င်း။

ဇိဝုဉ္ဇ၊ ဇိဝုပါပသာဒကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ ရသေ စ၊ ရသာရုံတို့ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ တဒုဘယံ၊ ထိုနှစ်ပါးစုံသော ဇိဝုပါပသာဒ၊ ရသာရုံသို့။ ဝါ၊ ကို။ ပဋိစ္စ၊ ရှိ။ ဝါ၊ ရှိ။ ယဉ္ဇ သံယောဇနံ၊ သည်လည်း။ ဥပ္ပဇ္ဇတိ၊ ဣ။ တဉ္ဇ သံယောဇနံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ဣ။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ဣ။ တဉ္ဇ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ကို။ ပဟာနံ၊ သည်။ ဟောတိ၊ ဣ။ တဉ္ဇ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ သော။ သံယောဇနဿ၊ ဣ။ အာယတိံ၊ ဌိ။ အနုပ္ပါဒေါ၊ သည်။ ဟောတိ၊ ဣ။ တဉ္ဇ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။

ကာယဉ္ဇ၊ ကာယပသာဒကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ ဇောဠဗ္ဗေ စ၊ ဇောဠဗ္ဗာရုံတို့ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ တဒုဘယံ၊ ထိုနှစ်ပါးစုံသော ကာယပသာဒ၊ ဇောဠဗ္ဗာရုံသို့။ ဝါ၊ ကို။ ပဋိစ္စ၊ ရှိ။ ဝါ၊ ရှိ။ ယဉ္ဇ သံယောဇနံ၊ သည်လည်း။ ဥပ္ပဇ္ဇတိ၊ ဣ။ တဉ္ဇ သံယောဇနံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ဣ။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ဣ။ တဉ္ဇ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ကို။ ပဟာနံ၊ သည်။ ဟောတိ၊ ဣ။ တဉ္ဇ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ သော။ သံယောဇနဿ၊ ဣ။ အာယတိံ၊ ဌိ။ အနုပ္ပါဒေါ၊ သည်။ ဟောတိ၊ ဣ။ တဉ္ဇ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။

ဇ္ဇ မနံ စ၊ ဘဝင်စိတ်ကိုလည်း။ ဝါ၊ မနာယတနကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ ဓမ္မေ စ၊ ဓမ္မာရုံတို့ကိုလည်း။ (ယာထာဝသရသလက္ခဏဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ဣ။ တဒုဘယံ၊ ထိုနှစ်ပါးစုံသော ဘဝင်စိတ်၊ ဓမ္မာရုံသို့။ ဝါ၊ ကို။ ပဋိစ္စ၊ ရှိ။ ဝါ၊ ရှိ။ ယဉ္ဇ သံယော-

ဇနံ၊ သည်လည်း။ ဥပ္ပဇ္ဇတိ၊ ၏။ တဉ္စ သံယောဇနံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏာဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ၏။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏာဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ သံယောဇနဿ၊ ကို။ ပဟာနံ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏာဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ပဟိနဿ၊ သော။ သံယောဇနဿ၊ ၏။ အာယတံ၊ ဌိ။ အနုပ္ပါဒေါ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ (ယာထာဝသရသလက္ခဏာဝသေန၊ အားဖြင့်။) ပဇာနာတိ၊ ၏။

ဣတိ၊ သို့။ ဝါ၊ ဖြင့်။ အဇ္ဈတ္တံ၊ ကုန်သော။ ဓမ္မေသု ဝါ၊ အာယတနတရားတို့၌သော်လည်း။ ဓမ္မာနုပဿိ၊ အာယတနတရားတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ၏။ ဗဟိဒ္ဓါ၊ ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌သော်လည်း။ ဓမ္မာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ၏။ အဇ္ဈတ္တံ၊ ဗဟိဒ္ဓါ၊ ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌သော်လည်း။ ဓမ္မာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ၏။ ဓမ္မေသု၊ အာယတနတရားတို့၌။ သမုဒယဓမ္မာနုပဿိ၊ သည်။ (ဟုတွာ) ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ၏။ ဓမ္မေသု၊ တို့၌။ ဝယဓမ္မာနုပဿိ၊ သည်။ (ဟုတွာ) ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ၏။ ဓမ္မေသု၊ တို့၌။ သမုဒယဝယဓမ္မာနုပဿိ၊ သည်။ (ဟုတွာ) ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ၏။

ဝါ ပန၊ ပါး။ “ဓမ္မာ၊ အာယတနတရားတို့သည်သာ။ အတ္ထိ၊ ကုန်၏။ (အညော၊ အာယတနတရားတို့မှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။)” ဣတိ၊ သို့။ အဿ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋိတာ၊ သည်။ ဟောတိ၊ ၏။ (သာ သတိ၊ သည်။) ယာဝဒေဝ ဉာဏမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ယာဝဒေဝ ပဋိဿတိမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ဟောတိ၊ ၏။ အနိဿိတော စ၊ သည်သာလျှင်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ၏။ လောကေ၊ အာယတနဟူသော လောက၌။ ကိဉ္စိ၊ ကို။ န စ ဥပါဒိယတိ၊ သည်သာ။ ဘိက္ခဝေတို့။ ဝေမ္မိ ခေါ၊ သို့သာလျှင်လည်း။ ဘိက္ခု၊ သည်။ ဆဿ၊ ကုန်သော။ အဇ္ဈတ္တိကဗာဟိရေသု၊ ကုန်သော။ အာယတနေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ၏။ ဣတိ၊ ဤကား အာယတနပဗ္ဗအပြီးတည်း။

အာယတနပဗ္ဗံ၊ အာယတနပဗ္ဗသည်။ ဝါ၊ အာယတနအဆစ်အပိုင်းသည်။ နိဋ္ဌိတံ၊ ရောက်ပြီ။

ဓမ္မာနုပဿနာ ဗောဇ္ဈင်္ဂပဗ္ဗ

၃၇၅။ ဘိက္ခုဝေ၊ တို့။ ပုန စပရံ၊ မူပေအံ။ ဘိက္ခု၊ သည်။ သတ္တသု၊ ခုနစ်ပါးကုန်သော။ ဗောဇ္ဈင်္ဂေသု၊ ဗောဇ္ဈင်္ဂဟု ဆိုအပ်ကုန်သော။ ဝါ၊ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းဖြစ်ကုန်သော။ ဝါ၊ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော ယောဂီပုဂ္ဂိုလ်၏ အစိတ်ဖြစ်ကုန်သော။ ဝါ၊ လေးပါးသော သစ္စာကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်း ဖြစ်ကုန်သော။ ဝါ၊ လေးပါးသော သစ္စာကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အစိတ်ဖြစ်ကုန်သော။ ဝါ၊ နိဗ္ဗာန်ကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်း ဖြစ်ကုန်သော။ ဝါ၊ နိဗ္ဗာန်ကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အစိတ် ဖြစ်ကုန်သော။ ဝါ၊ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနုပဿိ၊ တရားတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ ဘိက္ခုဝေ၊ သို့။ ကထဉ္စ ပန၊ သို့သာလျှင်လည်း။ ဘိက္ခု၊ သည်။ သတ္တသု၊ ကုန်သော။ ဗောဇ္ဈင်္ဂေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ နည်း?။

ဘိက္ခုဝေ၊ တို့။ ဣဓ ဣမသ္မိံ သာသနေ၊ ၌။ ဘိက္ခု၊ သည်။ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌။ သန္တံ၊ ရခြင်း၏အစွမ်းအားဖြင့် ထင်ရှားရှိသော။ သတိသမ္ပောဇ္ဈင်္ဂံ ဝါ၊ သတိသမ္ပောဇ္ဈင်္ဂကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသောသစ္စာကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ကောင်းသော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ကောင်းသော လေးပါးသောသစ္စာကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ကောင်းသော နိဗ္ဗာန်ကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးကြောင်း ဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကို

သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ သတိသာလျှင် ဖြစ်သော ကောင်းသော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးကြောင်း ဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ကောင်းသော လေးပါးသောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ သတိသာလျှင်ဖြစ်သော ကောင်းသော နိဗ္ဗာန်ကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ သတိသမ္မောဇ္ဈင်္ဂေါ၊ သညံ။ အတ္ထိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ အသန္တံ၊ မရခြင်း၏ အစွမ်းအားဖြင့် ထင်ရှားမရှိ သော။ သတိသမ္မောဇ္ဈင်္ဂံ ဝါ၊ ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ သတိသမ္မောဇ္ဈင်္ဂေါ၊ သညံ။ နတ္ထိ၊ မရှိ”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပုန္ဓဿ၊ မဖြစ်သေး သော။ သတိသမ္မောဇ္ဈင်္ဂဿ၊ ၏။ ဥပ္ပါဒေါ၊ သညံ။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့် လည်း။ ဥပ္ပန္နဿ၊ ဖြစ်ပြီးသော။ သတိသမ္မောဇ္ဈင်္ဂဿ၊ ကိ။ ဘာဝနာယ၊ ဖြစ်စေ ခြင်း၏။ ဝါ၊ ပွားစေခြင်း၏။ ပါရိပုရိ၊ ပြည့်စုံလုံလောက်ခြင်းသည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။

အဇ္ဈတ္တံ၊ ဌံ။ သန္တံ၊ သော။ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂံ ဝါ၊ ဓမ္မဝိစယသမ္မောဇ္ဈင် ကိုသော်လည်း။ ဝါ၊ လေးပါးသောသစ္စာကို စုံစမ်းဆင်ခြင်တတ်သော ပညာ သာလျှင်ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာတည်းဟူသော အိပ်ပျော် ခြင်းမှ နိုးတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ လေး ပါးသော သစ္စာကို စုံစမ်းဆင်ခြင်တတ်သော ပညာသာလျှင် ဖြစ်သော ချီးမွမ်း အပ်သော လေးပါးသော သစ္စာကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်း ကိုသော်လည်း။ ဝါ၊ လေးပါးသောသစ္စာကို စုံစမ်းဆင်ခြင်တတ်သော ပညာ သာလျှင် ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိတတ်သော ယောဂီပုဂ္ဂိုလ် ၏ အကြောင်းကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ ဓမ္မဝိစယ- သမ္မောဇ္ဈင်္ဂေါ၊ သညံ။ အတ္ထိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ အသန္တံ၊ သော။ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂံ ဝါ၊ ကိုလည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေါ၊ သညံ။ နတ္ထိ၊ မရှိ”။ ဣတိ၊ သို့။ ပဇာ- နာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပုန္ဓဿ၊ သော။ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂဿ၊ ၏။ ဥပ္ပါဒေါ၊ သညံ။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂဿ၊ ကိ။ ဘာဝနာယ၊ ၏။ ပါရိပုရိ၊ သညံ။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။



အဇ္ဈတ္တံ၊ ဌံ။ သန္တံ၊ သော။ ဝီရိယသမ္မောဇ္ဈင်္ဂံ ဝါ၊ ဝီရိယသမ္မောဇ္ဈင်္ဂံ ကို
 သော်လည်း။ ဝါ၊ ဝီရိယသာလျှင်ဖြစ်သော ကောင်းသော ကိလေသာတည်းဟူ
 သော အိပ်ပျော်ခြင်းမှ နိုးတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်
 လည်း။ ဝါ၊ ဝီရိယသာလျှင်ဖြစ်သော ကောင်းသော လေးပါးသောသစ္စာကို
 သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ ဝီရိယသာလျှင်
 ဖြစ်သော ကောင်းသော နိဗ္ဗာန်ကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်း
 ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ ဝီရိယသမ္မောဇ္ဈင်္ဂံ၊
 သည်။ အတ္ထိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ အသန္တံ၊ သော။
 ဝီရိယသမ္မောဇ္ဈင်္ဂံ ဝါ၊ ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။
 ဝီရိယသမ္မောဇ္ဈင်္ဂံ၊ သည်။ နတ္ထိ၊ မရှိ”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ယထာ
 စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။
 ဝီရိယသမ္မောဇ္ဈင်္ဂံ၊ ၏။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကို
 လည်း။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊
 ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ ဝီရိယသမ္မောဇ္ဈင်္ဂံ၊ ကို။ ဘာဝနာယ၊ ၏။
 ပါရိပူရိ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။

အဇ္ဈတ္တံ၊ ဌံ။ သန္တံ၊ သော။ ပီတိသမ္မောဇ္ဈင်္ဂံ ဝါ၊ ပီတိသမ္မောဇ္ဈင်
 ကိုသော်လည်း။ ဝါ၊ ပီတိသာလျှင် ဖြစ်သော ချီးမွမ်းအပ်သော ကိလေ
 သာ တည်းဟူသော အိပ်ပျော်ခြင်းမှ နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏
 အစိတ်ကိုသော်လည်း။ ဝါ၊ ပီတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါး
 သောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊
 ပီတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိကြောင်းဖြစ်သော ဓမ္မ
 သာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ ပီတိသ-
 မ္မောဇ္ဈင်္ဂံ၊ သည်။ အတ္ထိ၊ ၏”။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။
 အသန္တံ၊ သော။ ပီတိသမ္မောဇ္ဈင်္ဂံ ဝါ၊ ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။
 အဇ္ဈတ္တံ၊ ဌံ။ ပီတိသမ္မောဇ္ဈင်္ဂံ၊ သည်။ နတ္ထိ၊ မရှိ”။ ဣတိ၊ သို့။ ပဇာနာတိ၊
 ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္န-
 ဝဿ၊ သော။ ပီတိသမ္မောဇ္ဈင်္ဂံ၊ ၏။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ၏။ တဉ္စ
 ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊
 ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ ပီတိသမ္မောဇ္ဈင်္ဂံ၊ ကို။
 ဘာဝနာယ၊ ၏။ ပါရိပူရိ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။
 ပဇာနာတိ၊ ၏။


အဇ္ဈတ္တံ၊ ဌံ။ သန္တံ၊ သော။ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂံ ဝါ၊ ပဿဒ္ဓိသမ္မောဇ္ဈင်ကို
 သော်လည်း။ ဝါ၊ ပဿဒ္ဓိသာလျှင်ဖြစ်သော ကောင်းသော ကိလေသာတည်း

ဟူသော အိပ်ပျော်ခြင်းမှ နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂိ၏ အစိတ်ကိုသော်လည်း။ ဝါ၊ ပဿဒ္ဓိသာလျှင်ဖြစ်သော ကောင်းသော လေးပါးသောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂိ၏ အစိတ်ကိုသော်လည်း။ ဝါ၊ ပဿဒ္ဓိသာလျှင်ဖြစ်သော ကောင်းသော နိဗ္ဗာန်ကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂိ၏ အစိတ်ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂါ၊ သည်။ အတ္တိ၊ ၏” ။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ အသန္တံ၊ သော။ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂံ၊ ဝါ၊ ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂါ၊ သည်။ နတ္တိ၊ မရှိ” ။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂဿ၊ ၏။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂဿ၊ ကို။ ဘာဝနာယ၊ ၏။ ပါရိပူရိ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။

အဇ္ဈတ္တံ၊ ဌံ။ သန္တံ၊ သော။ သမာဓိသမ္မောဇ္ဈင်္ဂံ၊ ဝါ၊ သမာဓိသမ္မောဇ္ဈင်္ဂိုသော်လည်း။ ဝါ၊ သမာဓိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ သမာဓိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသော သစ္စာကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏အကြောင်းကိုသော်လည်း။ ဝါ၊ သမာဓိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ သမာဓိသမ္မောဇ္ဈင်္ဂါ၊ သည်။ အတ္တိ၊ ၏” ။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ အသန္တံ၊ သော။ သမာဓိသမ္မောဇ္ဈင်္ဂံ၊ ဝါ၊ ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ သမာဓိသမ္မောဇ္ဈင်္ဂါ၊ သည်။ နတ္တိ၊ မရှိ” ။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။ သမာဓိသမ္မောဇ္ဈင်္ဂဿ၊ ၏။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပ္ပန္နဿ၊ သော။ သမာဓိသမ္မောဇ္ဈင်္ဂဿ၊ ကို။ ဘာဝနာယ၊ ၏။ ပါရိပူရိ၊ သည်။ ဟောတိ၊ ၏။ တဉ္စ ကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။

အဇ္ဈတ္တံ၊ ဌံ။ သန္တံ၊ သော။ ဥပေက္ခာသမ္မောဇ္ဈင်္ဂံ၊ ဝါ၊ ဥပေက္ခာသမ္မောဇ္ဈင်္ဂိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသော

သစ္စာကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ကောင်းသော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ကောင်းသော လေးပါးသောသစ္စာကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ကောင်းသော နိဗ္ဗာန်ကို သိတတ်သော ယောဂီပုဂ္ဂိုလ်၏ အကြောင်းကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ကောင်းသော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ကောင်းသော လေးပါးသောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ ဝါ၊ ဥပေက္ခာသာလျှင်ဖြစ်သော ကောင်းသော နိဗ္ဗာန်ကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ ဥပေက္ခာသမ္မောဇ္ဈင်္ဂါ၊ သည်။ အတ္တိ၏” ။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ အသန္တံ၊ သော။ ဥပေက္ခာသမ္မောဇ္ဈင်္ဂံ” ဝါ၊ ကိုသော်လည်း။ “မေ၊ အား။ ဝါ၊ ၏။ အဇ္ဈတ္တံ၊ ဌံ။ ဥပေက္ခာသမ္မောဇ္ဈင်္ဂါ၊ သည်။ နတ္ထိ၊ မရှိ” ။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ အနုပ္ပန္နဿ၊ သော။ ဥပေက္ခာသမ္မောဇ္ဈင်္ဂဿ၊ ၏။ ဥပ္ပါဒေါ၊ သည်။ ဟောတိ၊ ၏။ တဉ္စကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။ ယထာ စ ယေန ကာရဏေန စ၊ ဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ ဥပေက္ခာသမ္မောဇ္ဈင်္ဂဿ၊ ကို။ ဘာဝနာယ၊ ၏။ ပါရိပူရိ၊ သည်။ ဟောတိ၊ ၏။ တဉ္စကာရဏံ၊ ကိုလည်း။ ပဇာနာတိ၊ ၏။

ဣတိ၊ သို့။ ဝါ၊ ဖြင့်။ အဇ္ဈတ္တံ၊ ကုန်သော။ ဓမ္မေသု ဝါ၊ ဗောဇ္ဈင်တရားတို့၌သော်လည်း။ ဓမ္မာနုပဿိ၊ ဗောဇ္ဈင်တရားတို့၌ အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ (ဟုတော့၊ ရှိ။) ဝိဟရတိ၊ ၏။ ဗဟိဒ္ဓါ၊ ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌သော်လည်း။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော့၊ ရှိ။) ဝိဟရတိ၊ ၏။ အဇ္ဈတ္တံ-ဗဟိဒ္ဓါ၊ ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌သော်လည်း။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော့၊ ရှိ။) ဝိဟရတိ၊ ၏။ ဓမ္မေသု၊ ဗောဇ္ဈင်တရားတို့၌။ သမုဒယဓမ္မာ-

နုပဿိ၊ သည်။ (ဟုတော)ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ၏။ ဓမ္မေသု၊ တို့၌။ ဝယဓမ္မာနုပဿိ၊ သည်။ (ဟုတော)ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ၏။ ဓမ္မေသု၊ တို့၌။ သမုဒယဝယဓမ္မာနုပဿိ၊ သည်။ (ဟုတော)ဝါ၊ ရှိသော်လည်း။ ဝိဟရတိ၊ ၏။ ဝါ ပန၊ ပါး။ “ဓမ္မာ၊ ဗောဇ္ဈင်တရားတို့သည်သာ။ အတ္ထိ၊ ကုန်၏။ (အညော၊ ဗောဇ္ဈင် တရားတို့မှ တပါးသော သတ္တ၊ ပုဂ္ဂလ၊ ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ နအတ္ထိ၊ မရှိ”။ ဣတိ၊ သို့။ အဿ၊ ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စု- ပဋိတာ၊ သည်။ ဟောတိ၊ ၏။ (သာ သတိ၊ သည်။) ယာဝဒေဝ ဉာဏ- မတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ယာဝဒေဝ ပဋိဿတိမတ္တာယ၊ ငှါသာလျှင် လည်းကောင်း။ ဟောတိ၊ ၏။ အနိဿိတော စ၊ သည်သာလျှင်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ လောကေ၊ ဗောဇ္ဈင်ဟူသောလောက၌။ ကိဉ္စိ၊ ကို။ န စ ဥပါဒိယတိ၊ သည်သာ။ ဘိက္ခဝေ၊ တို့။ ဝေမ္ပိ ခေါ၊ သို့သာလျှင်လည်း။ ဘိက္ခု၊ သည်။ သတ္တသု၊ ကုန်သော။ ဗောဇ္ဈင်ေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။ ဣတိ၊ ဤကား ဗောဇ္ဈင်- ပဗ္ဗအပြီးတည်း။

ဗောဇ္ဈင်ပဗ္ဗံ၊ ဗောဇ္ဈင်ပဗ္ဗသည်။ ဝါ၊ ဗောဇ္ဈင်အဆစ်အပိုင်းသည်။ နိဋ္ဌိတံ၊ ပြီ။

ဓမ္မာနုပဿနာ သစ္စပဗ္ဗ

၃၈၆။ ဘိက္ခဝေ၊ တို့။ ပုန စာရံ၊ မူပေအံ။ ဘိက္ခု၊ သည်။ စတုသု၊ လေး ပါးကုန်သော။ အရိယသစ္စေသု၊ အရိယာသစ္စာဟု ဆိုအပ်ကုန်သော။ ဝါ၊ အရိ- ယာပုဂ္ဂိုလ်တို့သည် ထိုးထွင်း၍ သိအပ်ကုန်သော သစ္စာဟုဆိုအပ်ကုန်သော။ ဝါ၊ အရိယာပုဂ္ဂိုလ်တို့သည် ထိုးထွင်း၍ သိအပ်သော မှန်ကန်သောတရားဟု ဆို အပ်ကုန်သော။ ဝါ၊ ကိလေသာ မြူမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ် သော ငါဘုရား၏ ဥစ္စာဖြစ်သော သစ္စာဟုဆိုအပ်ကုန်သော။ ဝါ၊ ကိလေသာ မြူမှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော ငါဘုရား၏ ဥစ္စာဖြစ်သော မှန် ကန်သောတရားဟု ဆိုအပ်ကုန်သော။ ဝါ၊ အရိယာ၏အဖြစ်ကို ပြုတတ်သော သစ္စာဟုဆိုအပ်ကုန်သော။ ဝါ၊ အရိယာ၏အဖြစ်ကို ပြုတတ်သော မှန်ကန်သော တရားဟု ဆိုအပ်ကုန်သော။ ဝါ၊ အရိယာ၏ အဖြစ်ကို ပြီးစေတတ်သော သစ္စာ ဟု ဆိုအပ်ကုန်သော။ ဝါ၊ အရိယာ၏အဖြစ်ကို ပြီးစေတတ်သော မှန်ကန်သော တရားဟု ဆိုအပ်ကုန်သော။ ဝါ၊ မချွတ်မယွင်းသိအပ်သော သစ္စာဟုဆိုအပ် ကုန်သော။ ဝါ၊ မချွတ်မယွင်း သိအပ်သော မှန်ကန်သောတရားဟု ဆိုအပ်ကုန် သော။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနုပဿိ၊ တရားတို့၌ အဖန်ဖန်ရှုခြင်း အလေ့ ရှိသည်။ (ဟုတော၊ ရှိ။) ဝိဟရတိ၊ ၏။

ဘိက္ခုဝေ၊ တို့။ ကထဉ္စ ပန၊ အဘယ်သို့ သာလျှင်လည်း။ ဘိက္ခု၊
 သည်။ စတုသု၊ ကုန်သော။ အရိယသစ္စေသု၊ ကုန်သော။ ဓမ္မေသု၊
 တို့၌။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော) ချ်။ ဝိဟရတိ၊ နည်း?။ ဘိက္ခုဝေ၊
 တို့။ ဣဓ ဣမသို့ သာသနေ၊ ၌။ ဘိက္ခု၊ သည်။ “ဣဒံ ဤ လောကီ
 စိတ် ကောသိတိ၊ လောဘကြည်သော စေတသိက်ကေပညာသ၊ ရုပ်အဋ္ဌဝီသ
 ဟူသောတရားသည်။ ဒုက္ခံ၊ ဒုက္ခသစ္စာသာတည်း”။ ဣတိ၊ သို့။ ယထာဘူတံ၊
 အကြင်အကြင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။ ဝါ၊ မဖောက်မပြန်
 ဟုတ်မှန်သည်အားလျော်စွာ။ ဝါ၊ ထင်ရှားရှိသော ဒုက္ခသစ္စာ၏ လက္ခဏ၊ ရသ၊
 ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အားလျော်စွာ။ ပဇာနာတိ၊ ၏။ “အယံ၊ ဤလောဘ
 စေတသိက်သည်။ ဒုက္ခသမုဒယော၊ ဒုက္ခ၏ ကြွင်းသောအကြောင်းနှင့် ပေါင်းဆုံ
 မိသည်ရှိသော် ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော သမုဒယသစ္စာပေတည်း”။ ဣတိ၊
 သို့။ ယထာဘူတံ၊ အကြင်အကြင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။ ဝါ၊
 မဖောက်မပြန် ဟုတ်မှန်သည်အားလျော်စွာ။ ဝါ၊ ထင်ရှားရှိသော သမုဒယ
 သစ္စာ၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အားလျော်စွာ။ ပဇာနာတိ၊ ၏။
 “အယံ၊ ဤ အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်သည်။ ဒုက္ခနိရောဓော၊ ဒုက္ခ၏
 ကွယ်ပျောက် ချုပ်ငြိမ်း လက်စသိမ်းရာဖြစ်သော နိရောဓသစ္စာပေတည်း”။
 ဣတိ၊ သို့။ ယထာဘူတံ၊ အကြင်အကြင် မဖောက်မပြန် ဟုတ်မှန်သည့်
 အတိုင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်သည်အားလျော်စွာ။ ဝါ၊ ထင်ရှား
 ရှိသော နိရောဓသစ္စာ၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အားလျော်စွာ။
 ပဇာနာတိ၊ ၏။ “အယံ၊ ဤ မဂ္ဂင်ရှစ်ပါးသည်။ ဒုက္ခနိရောဓဂါမိနိ၊ ဒုက္ခ၏
 ကွယ်ပျောက် ချုပ်ငြိမ်း လက်စသိမ်းရာဖြစ်သော နိဗ္ဗာန်သို့ အာရုံပြုသော အား
 ဖြင့် သွားရောက်တတ်သော။ ပဋိပဒါ၊ အကျင့်ဟုဆိုအပ်သော မဂ္ဂသစ္စာတည်း”။
 ဣတိ၊ သို့။ ယထာဘူတံ၊ အကြင်အကြင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။
 ဝါ၊ မဖောက်မပြန် ဟုတ်မှန်သည်အား လျော်စွာ။ ဝါ၊ ထင်ရှားရှိသော မဂ္ဂ
 သစ္စာ၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အားလျော်စွာ။ ပဇာနာတိ၊ ၏။
 ဣတိ၊ ဤတွင် ပဌမဘာဏဝါရကို ဆိုရာစကားရပ် ပြီးဆုံးလတ်၍ လက်စသတ်
 လိုက်ပြီ။

ပဌမဘာဏဝါရော၊ ပဌမဘာဏဝါရသည်။ ဝါ၊ ရှေးဦးစွာသော
 တကြိမ်တခေါက် ရွတ်ဆိုလောက်သောဝါရသည်။ နိဋ္ဌိတော၊ ရောက်ပြီ။

ဒုက္ခသစ္စနိဒ္ဒေသ

၃၀၇။ ဘိက္ခုဝေ၊ တို့။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာ
 သည်။ ကထမဉ္စ၊ အဘယ်နည်း?။ ဇာတိပိ၊ သည်လည်း။ ဝါ၊ ရုပ်၏ဖြစ်ခြင်း

နာမ်၏ဖြစ်ခြင်းသည်လည်း။ ဝါ၊ ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲ၏။ ဝါ၊ ဆင်းရဲကြောင်းတည်း။ ဇရာပိ၊ သည်လည်း။ ဝါ၊ ရင့်ရော်ယိုယွင်းအိုမင်းရခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲ၏။ ဝါ၊ ဆင်းရဲကြောင်းတည်း။ မရဏမ္ပိ၊ သေခြင်းသည်လည်း။ ဝါ၊ ဇီဝိတိန္ဒြေကို စွန့်လွှတ်ရခြင်းသည်လည်း။ ဒုက္ခံ၊ ၏။ သောကပရိဒေဝဒုက္ခဒေါမနဿပါယာသာပိ၊ စိုးရိမ် ပူဆွေးခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ ပြင်းစွာပင်ပန်းခြင်းတို့သည်လည်း။ ဒုက္ခာ၊ ကုန်၏။ အပ္ပိယေဟိ၊ မချစ်ခင် မစုံမက် မနှစ်သက် အပ်ကုန်သော သတ္တဝါ၊ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ၊ အညီအညွတ် အပြားအားဖြင့် ယှဉ်ရခြင်းသည်။ ဝါ၊ ပေါင်းဖော် ယှဉ်တွဲ မှီဝဲရခြင်းသည်။ ဒုက္ခော၊ ၏။ ပိယေဟိ၊ ချစ်ခင် စုံမက် နှစ်သက်အပ်ကုန်သော သတ္တဝါ၊ သင်္ခါရတို့နှင့်။ ဝိပုယောဂေါ၊ မယှဉ်ရခြင်းသည်။ ဝါ၊ ကွေကွင်းလျက် ဖြစ်ရခြင်းသည်။ ဒုက္ခော၊ ၏။ ယမ္ပိ ယေနပိ ဓမ္မေန၊ အကြင် အကြောင်းကြောင့်လည်း။ ဣစ္ဆံ၊ အလိုရှိသော။ (ပုဂ္ဂလော၊ သည်။) န လဘတိ၊ မရ။ တမ္ပိ ဓမ္မဇာတံ၊ ထိုမရကြောင်းဖြစ်သော အကြောင်းသည်လည်း။ ဒုက္ခံ၊ ၏။

တနည်း။ ယမ္ပိ ဣစ္ဆံ၊ အကြင် အလိုရှိအပ်သော ဝတ္ထုကိုလည်း။ န လဘတိ၊ မရ။ တမ္ပိ ဣစ္ဆနံ၊ ထို မရအပ်သော ဝတ္ထုကို အလိုရှိခြင်းသည်လည်း။ ဒုက္ခံ၊ ၏။

တနည်း။ ဣစ္ဆံ၊ အလိုရှိသော၊ (ပုဂ္ဂလော၊ သည်။) ဣစ္ဆံ၊ အလိုရှိအပ်သော ဝတ္ထုကို။ ယမ္ပိ န လဘတိ၊ အကြင်လည်း မရ။ တမ္ပိ အလဘနံ၊ ထိုသို့အလိုရှိအပ်သောဝတ္ထုကို မရခြင်းသည်လည်း။ ဒုက္ခံ၊ ၏။ သံခိတ္တေန၊ အကျဉ်းအားဖြင့်။ ပဉ္စ၊ ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာပိ၊ တို့သည်လည်း။ ဝါ၊ ဥပါဒါန်၏ အစီးအပွားဖြစ်ကုန်သော ခန္ဓာတို့သည်လည်း။ ဝါ၊ ဥပါဒါန်တို့သည် စွဲလမ်းအပ်ကုန်သော ခန္ဓာတို့သည်လည်း။ ဒုက္ခာ၊ ကုန်၏။

၃၀၈။ ဘိက္ခဝေတို့။ ဇာတိ၊ သည်။ ကတမာ စ၊ အဘယ်နည်း?။ တေသံ တေသံ သတ္တာနံ၊ ထိုသို့ သတ္တဝါတို့၏။ တမ္ပိ တမ္ပိ သတ္တနိကာယေ၊ ထိုထို သတ္တဝါအပေါင်း၌။ ယာ ဇာတိ၊ အကြင် ရှေးဦးစွာဖြစ်ရခြင်းသည်။ ဝါ၊ အကြင်မပြည့်စုံသော ဖြစ်ရခြင်းသည်။ ယာ သဉ္ဇာတိ၊ အကြင်ကောင်းစွာ ရှေးဦးစွာဖြစ်ရခြင်းသည်။ ဝါ၊ အကြင်ပြည့်စုံသော ဖြစ်ရခြင်းသည်။ ယာ ဩက္ကန္တိ၊ အကြင် သက်ရောက်ရခြင်းသည်။ ဝါ၊ အကြင် အဏှဇ၊ ဇလာဗုဇ၏ အစွမ်းအားဖြင့် ဥဒ္ဓံတုင်း၊ သူငယ်အိမ်တုင်းသို့ ရောက်သကဲ့သို့ ဖြစ်ခြင်းသည်။ ယာ အဘိနိဗ္ဗတ္တံ၊ အကြင် ထင်ထင်ရှားရှား ဖြစ်ခြင်းသည်။ ဝါ၊ အကြင် သံသေဒဇ၊ ဩပပါတိက၏ အစွမ်းအားဖြင့် ထင်ထင်ရှားရှား ဖြစ်ခြင်းသည်။ ခန္ဓာနံ၊ ခန္ဓာတို့၏။ ယော ပါတုဘာဝေါ၊ အကြင်ထင်ရှားဖြစ်ခြင်းသည်။ အာယတနာနံ၊ အာယတနတို့ကို။ ယော

ပဋိလာဘော၊ အကြင်ရခြင်းသည်။ အတ္တိ၊ ရှိ၏။ (ထည့်သည်။) ဘိက္ခဝေ၊ တို့။ အယံ သဗ္ဗာ၊ ဤ အလုံးစုံကို။ ဇာတိ၊ ဇာတိဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

၉၀၉။ ဘိက္ခဝေ၊ တို့။ ဇရာ၊ သည်။ ကတမာ စ၊ နည်း။ တေသံ တေသံ သတ္တာနံ၊ တို့၏။ တမ္ပိ တမ္ပိ သတ္တနိကာယေ၊ ဤ။ ယာ ဇရာ၊ အကြင် ရင့်ရော် ယိုယွင်း အိုမင်းခြင်းသည်။ ဝါ၊ အကြင် ရင့်ရော် ယိုယွင်း အိုမင်းခြင်းသဘော သည်။ ယာ ဇီရဏတာ၊ အကြင် ရင့်ရော် ယိုယွင်း အိုမင်းခြင်းသည်။ ဝါ၊ အကြင် ရင့်ရော် ယိုယွင်း အိုမင်းခြင်း အခြင်းအရာသည်။ ယံ ဓဏ္ဍိစုံ၊ အကြင် ကျိုးသော သွားရှိသော ပုဂ္ဂိုလ်၏ အဖြစ်သည်။ ယံ ပါလိစုံ၊ အကြင် ဖြစ်သော ဆံဖြူရှိသော ပုဂ္ဂိုလ်၏ အဖြစ်သည်။ ယာ ဝလိတ္တစတာ၊ အကြင် တုန့်လိပ်သော အရေရှိသော ပုဂ္ဂိုလ်၏အဖြစ်သည်။ အာယုနော၊ ဇီဝိတိန္ဒြေ၏။ ယာ သံဟာနိ၊ အကြင် ယုတ်လျော့ခြင်းသည်။ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။ ယော ပရိပါကော၊ အကြင် ရင့်ကျက်ခြင်းသည်။ (အတ္တိ၊ ၏။) ဘိက္ခဝေ၊ တို့။ အယံ သဗ္ဗာ၊ ဤ အလုံးစုံကို။ ဇရာ၊ ဇရာဟူ၍။ ဝုစ္စတိ၊ ၏။

၉၁၀။ ဘိက္ခဝေ၊ တို့။ မရဏံ၊ သည်။ ကတမဉ္စ၊ နည်း။ ယံ မရဏံ၊ အကြင် မရဏကို။ တေသံ တေသံ သတ္တာနံ၊ တို့၏။ တမ္ပာ တမ္ပာ သတ္တနိကာယာ၊ မှ။ စုတိတိ၊ စုတိဟူ၍လည်းကောင်း။ ဝါ၊ ရွှေလျော့ခြင်းဟူ၍လည်းကောင်း။ စဝနတာတိ၊ ရွှေလျော့ခြင်း ဟူ၍လည်းကောင်း။ ဝါ၊ ရွှေလျော့ခြင်း အခြင်း အရာဟူ၍လည်းကောင်း။ ဘေဒေါတိ၊ ဘေဒဟူ၍လည်းကောင်း။ ဝါ၊ ပျက်စီးခြင်းဟူ၍လည်းကောင်း။ အန္တရဓာနန္တိ၊ အန္တရဓာန ဟူ၍လည်းကောင်း။ ဝါ၊ မမြင်ရခြင်းဟူ၍လည်းကောင်း။ ဝါ၊ ကွယ်ပျောက်ခြင်းဟူ၍လည်းကောင်း။ မစ္စု-မရဏန္တိ၊ မစ္စုဟုဆိုအပ်သော သေခြင်းဟူ၍လည်းကောင်း။ တနည်း၊ မစ္စုတိ၊ မစ္စုဟူ၍လည်းကောင်း။ ဝါ၊ သေခြင်းဟူ၍လည်းကောင်း။ မရဏန္တိ၊ မရဏ ဟူ၍လည်းကောင်း။ ဝါ၊ ဇီဝိတိန္ဒြေကို စွန့်လွှတ်ခြင်းဟူ၍လည်းကောင်း။ ကာလကိရိယာတိ၊ ကာလကိရိယာဟူ၍လည်းကောင်း။ ဝါ၊ သေရာအခါကို ပြုခြင်းဟူ၍လည်းကောင်း။ ဝါ၊ အယုတ်ကို ပြုခြင်းဟူ၍လည်းကောင်း။ ခန္ဓာနံ၊ ခန္ဓာတို့၏။ ဘေဒေါတိ၊ ပျက်စီးခြင်းဟူ၍လည်းကောင်း။ ကဠေဝရဿ၊ အကောင် ပုပ်ကို။ နိက္ခေပေါတိ၊ ပစ်ချခြင်းဟူ၍လည်းကောင်း။ ဇီဝိတိန္ဒြိယဿ၊ ဇီဝိတိန္ဒြေ ၏။ ဥပစ္စေဒေါ၊ ပြတ်ခြင်းဟူ၍လည်းကောင်း။ ဝုစ္စတိ၊ ၏။ ဘိက္ခဝေ၊ တို့။ ဣဒံ မရဏံ၊ ဤ မရဏကို။ မရဏံ၊ မရဏဟူ၍။ ဝုစ္စတိ၊ ၏။

၉၁၁။ ဘိက္ခဝေ၊ တို့။ သောကော၊ သည်။ ကတမော စ၊ နည်း။ ဘိက္ခဝေ၊ တို့။ အညတရညတရေန၊ အမှတ်မထားတပါးပါး အမှတ်မထားတပါးပါးသော။ ဗျသနေန၊ ဖျက်ဆီးတတ်သော အန္တရာယ်နှင့်။ ဝါ၊ သည်။ သမန္နာဂတဿ၊

ကောင်းစွာ လျော်စွာယှဉ်သော။ ဝါ၊ ပြည့်စုံသော။ ဝါ၊ ကောင်းစွာ အစဉ်
 လိုက်အပ်သော။ အညတရညတရေန၊ သော။ ဒုက္ခဓမ္မေန၊ ဆင်းရဲခြင်း၏
 အကြောင်းသည်။ ဖုဠဿ၊ တွေ့ထိအပ်သော။ ဝါ၊ နှိပ်စက်အပ်သော။ ပုဂ္ဂလဿ၊
 ၏။ ယော သောကော၊ အကြင် စိုးရိမ်ခြင်းသည်။ ယာ သောစနာ၊ အကြင်
 စိုးရိမ်ခြင်း အခြင်းအရာသည်။ ယံ သောစိတတ္တံ၊ အကြင် စိုးရိမ်တတ်သောစိတ်၏
 အဖြစ်သည်။ ဝါ၊ အကြင် စိုးရိမ်တတ်သော ပုဂ္ဂိုလ်၏အဖြစ်သည်။ ယော အန္တော-
 သောကော၊ အကြင် ကိုယ်တွင်း၌ စိုးရိမ်ပူဆွေးခြင်းသည်။ ယော အန္တောပရိ-
 သောကော၊ အကြင် ကိုယ်တွင်း၌ အဖန်ဖန် စိုးရိမ်ပူဆွေးခြင်းသည်။ (အတ္ထိ၊
 ၏။) အယံ သဗ္ဗော၊ ဤအလုံးစုံကို။ သောကော၊ သောကဟူ၍။ ဝုစ္စတိ၊ ၏။

၃၉၂။ ဘိက္ခဝေ တို့။ ပရိဒေဝေါ၊ သည်။ ကတမော စ၊ နည်း?။ ဘိက္ခဝေ
 တို့။ အညတရညတရေန၊ သော။ ဗျသနေန၊ နှင့်။ ဝါ၊ သည်။ သမန္နာဂတဿ၊
 သော။ ဝါ၊ သော။ ဝါ၊ သော။ အညတရညတရေန၊ သော။ ဒုက္ခဓမ္မေန၊
 သည်။ ဖုဠဿ၊ သော။ ပုဂ္ဂလဿ၊ ၏။ ယော အာဒေဝေါ၊ အကြင်ရည်ရွယ်၍
 ငိုကြွေးခြင်းသည်။ ဝါ၊ အကြင်ရည်ရွယ်၍ ငိုကြွေးကြောင်းဖြစ်သော စိတ္တဇ-
 ဝိပလ္လာသသဒ္ဓသည်။ ယော ပရိဒေဝေါ၊ အကြင် ထိုထိုကျေးဇူး ဂုဏ်အထူးကို
 ချီးကျူးထုတ်ဖော်၍ ငိုကြွေးခြင်းသည်။ ဝါ၊ အကြင် ထိုထိုကျေးဇူး ဂုဏ်အထူး
 ကို ချီးကျူးထုတ်ဖော်၍ ငိုကြွေးကြောင်းဖြစ်သော စိတ္တဇဝိပလ္လာသသဒ္ဓသည်။
 ယာ အာဒေဝနာ၊ အကြင် ရည်ရွယ်၍ ငိုကြွေးခြင်း အခြင်းအရာသည်။ ယာ
 ပရိဒေဝနာ၊ အကြင် ထိုထိုကျေးဇူး ဂုဏ်အထူးကို ချီးကျူးထုတ်ဖော်၍ ငိုကြွေး
 ခြင်း အခြင်းအရာသည်။ ယံ အာဒေဝိတတ္တံ၊ အကြင် ရည်ရွယ်၍ ငိုကြွေးတတ်
 သောစိတ်၏ အဖြစ်သည်။ ယံ ပရိဒေဝိတတ္တံ၊ အကြင် ထိုထိုကျေးဇူး ဂုဏ်အထူး
 ကို ချီးကျူးထုတ်ဖော်၍ ငိုကြွေးတတ်သောစိတ်၏ အဖြစ်သည်။ (အတ္ထိ၊ ၏။)
 ဘိက္ခဝေ တို့။ အယံ သဗ္ဗော၊ ကို။ ပရိဒေဝေါ၊ ပရိဒေဝဟူ၍။ ဝုစ္စတိ၊ အပ်၏။

၃၉၃။ ဘိက္ခဝေ တို့။ ဒုက္ခံ၊ သည်။ ကတမဉ္စ၊ နည်း?။ ဘိက္ခဝေ တို့။
 ကာယိကံ၊ ကာယပသာဒ၌ ဖြစ်သော။ ဝါ၊ ကာယပသာဒ၌ မှီသော။ ဝါ၊ မှီရာ
 ဖြစ်၍ဖြစ်သော ကာယပသာဒရှိရာဖြစ်သော။ ယံ ဒုက္ခံ၊ အကြင် ဒုက္ခဝေဒနာ
 သည်။ ဝါ၊ အကြင် သည်းခံနိုင်ခဲ့သော ဝေဒနာသည်။ ဝါ၊ အကြင် ပြုနိုင်ခဲ့
 သော သည်းခံနိုင်ခြင်းရှိရာဖြစ်သော ဝေဒနာသည်။ ကာယိကံ၊ သော။ ယံ
 အသာတံ၊ အကြင် ရူပကာယသမ္ပယုတ်တရားတို့ကို မသာယာစေတတ်သော
 ဝေဒနာသည်။ ကာယသမ္ပယုတံ၊ ကာယသမ္ပယုကြောင့် ဖြစ်သော။ ယံ ဒုက္ခံ၊
 သည်။ အသာတံ၊ ရူပကာယသမ္ပယုတ်တရားတို့ကို မသာယာစေတတ်သော။
 ယံ ဝေဒယိတံ၊ အကြင် ခံစားတတ်သော ဒုက္ခဝေဒနာသည်။ ဝါ၊ အကြင်

ခံစားခြင်းဖြင့်ဖြစ်သော ဒုက္ခဝေဒနာသည်။ (အတ္ထိ၊ ဧ။) ဘိက္ခုဝေ၊ တို့။
ဣဒံ သဗ္ဗံ၊ ကို။ ဒုက္ခံ၊ ဟူ၍။ ဝုစ္စတိ၊ ဧ။

၃၉၄။ ဘိက္ခုဝေ၊ တို့။ ဒေါမနဿံ၊ သည်။ ကတမဉ္စ၊ နည်း?။ ဘိက္ခုဝေ၊
တို့။ စေတသိကံ၊ စိတ်၌ ဖြစ်သော။ ဝါ၊ စိတ်၌ ယှဉ်သော။ ယံ ဒုက္ခံ၊ သည်။
စေတသိကံ၊ သော။ ယံ အသတံ၊ သည်။ မနောသမ္ပဿဇံ၊ သော။ ယံ ဒုက္ခံ၊
သည်။ အသတံ၊ သော။ ယံ ဝေဒယိတံ၊ သည်။ (အတ္ထိ၊ ဧ။) ဘိက္ခုဝေ၊
တို့။ ဣဒံ သဗ္ဗံ၊ ကို။ ဒေါမနဿံ၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။

၃၉၅။ ဘိက္ခုဝေ၊ တို့။ ဥပါယာသော၊ သည်။ ကတမော စ၊ နည်း?။
ဘိက္ခုဝေ၊ တို့။ အညတရညတရေန၊ သော။ ဗျသနေန၊ နှင့်။ ဝါ၊ သည်။
သမန္တာဂတဿ၊ သော။ အညတရညတရေန၊ သော။ ဒုက္ခဓမ္မေန၊ သည်။
ဗုဋ္ဌဿ၊ သော။ ပုဂ္ဂလဿ၊ ဧ။ ယော အာယာသော။ အကြင် ထိန်းမရဘဲ
ဟိန်းချလောက်အောင် ဆင်းရဲခြင်းသည်။ ဝါ၊ အကြင် တင်းမရဘဲ ဟင်းချ
လောက်အောင် ဆင်းရဲခြင်းသည်။ ယော ဥပါယာသော၊ အကြင် တွက်ကိန်း
မလှ ထိန်းမရဘဲ ဟိန်းချလောက်အောင် ဆင်းရဲခြင်းသည်။ ဝါ၊ အကြင်
သည်းထန်ပြင်းပြ တင်းမရဘဲ ဟင်းချလောက်အောင် ဆင်းရဲခြင်းသည်။ ယံ
အာယာသိတတ္ထံ၊ အကြင် ထိန်းမရဘဲ ဟိန်းချလောက်အောင် ဆင်းရဲသော
စိတ်၏ အဖြစ်သည်။ ယံ ဥပါယာသိတတ္ထံ၊ အကြင် တွက်ကိန်းမလှ ထိန်းမရဘဲ
ဟိန်းချလောက်အောင် ဆင်းရဲသော စိတ်၏ အဖြစ်သည်။ (အတ္ထိ၊ ဧ။)
ဘိက္ခုဝေ၊ တို့။ အယံ သဗ္ဗော၊ ကို။ ဥပါယာသော၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။

၃၉၆။ ဘိက္ခုဝေ၊ တို့။ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ အပ္ပိယေဟိ
သမ္ပယောဂဒုက္ခဟူသည်။ တနည်း။ အပ္ပိယေဟိ၊ တို့နှင့်။ သမ္ပယောဂေါ၊ အညီ
အညွတ် အပြားတို့ဖြင့် ယှဉ်ခြင်းဟုဆိုအပ်သော။ ဝါ၊ ပေါင်းဖော် ယှဉ်တွဲ မှီဝဲ
ခြင်းဟုဆိုအပ်သော။ ဒုက္ခော၊ ဆင်းရဲခြင်းသည်။ ကတမော စ၊ နည်း?။ ဣဓ
ဣမသ္မိံ လောကေ၊ ဤလောက၌။ အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။ ဝါ၊
ထိုပုဂ္ဂိုလ်၏။ ဝါ၊ သည်။ အနိဋ္ဌာ၊ အလို့မရှိအပ်ကုန်သော။ အကန္တာ၊ မနှစ်
သက်အပ်ကုန်သော။ အမနာပါ၊ စိတ်ကို မပွားစေတတ်ကုန်သော။ ဝါ၊ စိတ်ဖြင့်
မရောက်အပ်ကုန်သော။ ဝါ၊ စိတ်၏ မရောက်ရာဖြစ်ကုန်သော။ ယေ တေ ရူပါ၊
အကြင်ရူပါရုံတို့သည်လည်းကောင်း။ ယေ တေ သဒ္ဓါ၊ အကြင်သဒ္ဓါရုံတို့သည်
လည်းကောင်း။ ယေ တေ ဂန္ဓာ၊ အကြင်ဂန္ဓာရုံတို့သည်လည်းကောင်း။ ယေ
တေ ရသာ၊ အကြင်ရသာရုံတို့သည်လည်းကောင်း။ ယေ တေ ဖောဋ္ဌဗ္ဗာ၊
အကြင်ဖောဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း။ ယေ တေ ဓမ္မာ၊ အကြင်ဓမ္မာရုံတို့
သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဝါ၊ ရှိကုန်၏။ ဝါ ပန၊ ထိုမှတပါး။
အဿ ပုဂ္ဂလဿ၊ အား။ ဝါ၊ ဧ။ အနတ္ထကာမာ၊ အကျိုးမဲ့ကို အလိုရှိကုန်သော။

ဝါ၊ အကျိုးကို အလိုမရှိကုန်သော။ အဟိတကာမာ၊ အစီးအပွားမဲ့ကို အလိုရှိ
 ကုန်သော။ ဝါ၊ အစီးအပွားကို အလိုမရှိကုန်သော။ အဖာသုကကာမာ၊ မချမ်း
 သာခြင်းကို အလိုရှိကြကုန်သော။ ဝါ၊ ချမ်းသာခြင်းကို အလိုမရှိကြကုန်သော။
 အယောဂက္ခေမကာမာ၊ လေးပါးသော ယောဂတို့ဖြင့် ဘေးတို့၏ မကုန်ခြင်းကို
 အလိုရှိကြကုန်သော။ ယေ တေ ပုဂ္ဂလာ၊ တို့သည်။ ဟောန္တိ၊ ကုန်၏။ ဝါ၊
 ရှိကုန်၏။ တေဟိ သတ္တသင်္ခါရေဟိ၊ ထို သတ္တဝါ၊ သင်္ခါရတို့နှင့်။ သဒ္ဓိံ၊ တက။
 ယာ သင်္ဂတိံ၊ အကြင် ပေါင်းဆုံရခြင်းသည်။ ယော သမာဂမော၊ အကြင်
 ပေါင်းဆုံရခြင်းသည်။ ယံ သမောဓာနံ၊ အကြင် ပေါင်းဆုံရခြင်းသည်။ ယော
 မိဿိဘာဝေါ၊ အကြင် ရောနှောရသည်၏ အဖြစ်သည်။ (အတ္ထိ၊ ၏။) ဘိက္ခ
 ဝေါ တို့။ အယံ သဗ္ဗော၊ ကို။ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ အပ္ပိယေ-
 ဟိ သမ္ပယောဂဒုက္ခဟူ၍။ တနည်း။ အပ္ပိယေဟိ၊ တို့နှင့်။ သမ္ပယောဂေါ၊ အပ်
 သော။ ဒုက္ခော၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။

ဘိက္ခဝေါ တို့။ ပိယေဟိ ဝိပုယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပုယောဂဒုက္ခ
 ဟူသည်။ ကတမော စ၊ နည်း?။ တနည်း။ ပိယေဟိ၊ တို့နှင့်။ ဝိပုယောဂေါ၊
 မယှဉ်ရခြင်းဟုဆိုအပ်သော။ ဒုက္ခော၊ သည်။ ကတမော စ၊ နည်း?။ ဣဓ ဣမသ္မိံ
 လောကေ ဤ။ အဿ ပုဂ္ဂလဿ၊ အား။ ဝါ၊ ၏။ ဝါ၊ သည်။ ဣဋ္ဌာ၊ အလိုရှိ
 အပ်ကုန်သော။ ကန္တာ၊ နှစ်သက်အပ်ကုန်သော။ မနာပါ၊ စိတ်ကို ပွားစေတတ်
 ကုန်သော။ ဝါ၊ စိတ်ဖြင့် ရောက်အပ်ကုန်သော။ ဝါ၊ စိတ်၏ ရောက်ရာဖြစ်ကုန်
 သော။ ယေ တေ ရူပါ၊ တို့သည်လည်းကောင်း။ ယေ တေ သဒ္ဓါ၊ တို့သည်လည်း
 ကောင်း။ ယေ တေ ဂန္ဓာ၊ တို့သည်လည်းကောင်း။ ယေ တေ ရသာ၊ တို့သည်
 လည်းကောင်း။ ယေ တေ ဖောဋ္ဌဗ္ဗာ၊ တို့သည်လည်းကောင်း။ ယေ တေ ဓမ္မာ၊
 တို့သည်လည်းကောင်း။ ဟောန္တိ၊ ကုန်၏။ ဝါ ပန၊ ပါး။ အဿ ပုဂ္ဂလဿ၊
 အား။ ဝါ၊ ၏။ အတ္တကာမာ၊ အကျိုးကို အလိုရှိကုန်သော။ ဟိတကာမာ၊
 အစီးအပွားကို အလိုရှိကုန်သော။ ဖာသုကကာမာ၊ ချမ်းသာခြင်းကို အလိုရှိကြ
 ကုန်သော။ ယောဂက္ခေမကာမာ၊ လေးပါးသောယောဂတို့ဖြင့် ဘေး၏ကုန်ခြင်း
 ကို အလိုရှိကြကုန်သော။ ယေ တေ ပုဂ္ဂလာ၊ တို့သည်။ (သာမည) ဟောန္တိ၊
 ကုန်၏။ မာတာ ဝါ၊ အမိသည်သော်လည်းကောင်း။ ပိတာ ဝါ၊ အဘသည်သော်
 လည်းကောင်း။ ဘာတာ ဝါ၊ အစ်ကို၊ ညီသည်သော်လည်းကောင်း။ ဘဂိနီ ဝါ၊

၁။ ဤ၌ အချို့ မူတို့တွင် ဘဂိနီ ဝါ-ပုဒ်နောင် ကနိဋ္ဌာ ဝါ-ဟု ရှိကြ၏။ သစ္စဝိဘင်း-
 ပိယေဟိ ဝိပုယောဂဒုက္ခနိဒ္ဒေသ၌—ဘာတာ ဝါ ဘဂိနီ 'ဝါ မိတ္တာ ဝါ ဟူ၍သာ ပါဠိရှိကြ
 ၏။ ကနိဋ္ဌာ ဝါ ပုဒ်မပါ။ ၎င်းအဋ္ဌကထာ၌လည်း ဘာတာ၊ ဘဂိနီ၊ မိတ္တာ ဟူသောပုဒ်
 များကိုသာ ဖွင့်ခဲ့၏။ ထို့ကြောင့် ကနိဋ္ဌာ ဝါ ပါဠိကား ပါဠိပိုမူသာတည်း။ ဘာတာ၊
 ဘဂိနီ-ဟူသော ပုဒ်တို့ဖြင့်ပင် အစ်ကို၊ ညီ၊ အစ်မ၊ နှစ်မဟူသော အနက်များ ပြီးစီးနိုင်
 သောကြောင့်လည်း ကနိဋ္ဌာ ဝါ ပုဒ်မရှိသင့်သည်သာ။

အစ်မ၊ နှစ်မသည်သော်လည်းကောင်း။ မိတ္တာ ဝါ၊ အဆွေခင်ပွန်းတို့သည်သော်
 လည်းကောင်း။ အမစ္စာ ဝါ၊ တကွဖြစ်ဖော်ဖြစ်ဘက်ဖြစ်သော အဆွေခင်ပွန်းတို့
 သည်သော်လည်းကောင်း။ ဉာတိသာလောဟိတာ ဝါ၊ အတွင်းသားဟူ၍
 သိတတ်သော ဆွေမျိုး၊ အတွင်းသားဟူ၍ သိအပ်သော ဆွေမျိုး၊ စပ်သော
 သွေးသားရှိသော ဆွေမျိုးတို့သည်သော်လည်းကောင်း။ ဟောန္တိ၊ ကုန်၏။
 (ဝိသေသ) တေဟိ သတ္တသင်္ခါရေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ တကွ။ ယာ အသင်္ဂတိ၊
 အကြင် မပေါင်းဆုံခြင်းသည်။ ယော အသမာဂမော၊ သည်။ ယံ အသမော-
 ဓာနံ၊ သည်။ ယော အမိဿိတာဝေါ၊ အကြင် မရောနှောရသည်၏အဖြစ်သည်။
 (အတ္ထိ၊ ၏)။ ဘိက္ခဝေ၊ တို့။ အံယံ သဗ္ဗော၊ ကို။ ပိယေဟိ ဝိပုယောဂေါ
 ဒုက္ခော၊ ပိယေဟိ ဝိပုယောဂဒုက္ခဟူ၍။ တနည်း။ ပိယေဟိ၊ တို့နှင့်။ ဝိပုယော-
 ဂေါ၊ အပ်သော။ ဒုက္ခော၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။

၃၉၈။ ဘိက္ခဝေ၊ တို့။ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ ယမ္ပိစ္ဆံ န လဘတိ
 တမ္ပိ ဒုက္ခံဟူသည်။ ကတမဉ္စ၊ အဘယ်နည်း?။ တနည်း။ ယမ္ပိ ယေနပိ ဓမ္မေန၊
 အကြင်အကြောင်းကြောင့်လည်း။ ဣစ္ဆံ၊ အလိုရှိတတ်သော။ (ပုဂ္ဂလော၊ သည်။)
 န လဘတိ၊ မရ။ တမ္ပိ ဓမ္မဇာတံ၊ ထိုအလိုရှိအပ်သော ဝတ္ထုကို မရခြင်း၏
 အကြောင်းဟု ဆိုအပ်သည်လည်းဖြစ်သော။ ဒုက္ခံ၊ ဆင်းရဲသည်။ ကတမဉ္စ၊
 အဘယ်နည်း?။ တနည်း။ ဘိက္ခဝေ၊ တို့။ ယမ္ပိ ဣစ္ဆံ၊ အကြင်အလိုရှိအပ်သော
 ဝတ္ထုကိုလည်း။ န လဘတိ၊ မရ။ တမ္ပိ ဣစ္ဆံ၊ ထိုမရအပ်သောဝတ္ထုကို အလို
 ရှိခြင်းဟု ဆိုအပ်သည်လည်းဖြစ်သော။ ဒုက္ခံ၊ သည်။ ကတမဉ္စ၊ နည်း?။ တနည်း။
 ဣစ္ဆံ၊ အလိုရှိသော။ (ပုဂ္ဂလော၊ သည်။) ဣစ္ဆံ၊ အလိုရှိအပ်သောဝတ္ထုကို ယမ္ပိ
 န လဘတိ၊ အကြင်လည်း မရ။ တမ္ပိ အလဘနံ၊ ထိုသို့ အလိုရှိအပ်သောဝတ္ထုကို
 မရခြင်းဟုဆိုအပ်သည်လည်းဖြစ်သော။ ဒုက္ခံ၊ သည်။ ကတမဉ္စ၊ နည်း?။ ဘိက္ခ-
 ဝေ၊ တို့။ ဇာတိဓမ္မာနံ၊ ဖြစ်ခြင်းသဘောရှိကြကုန်သော။ သတ္တာနံ၊ သတ္တဝါတို့
 အား။ ဧဝံ ဣစ္ဆာ၊ ဤသို့သော အလိုသည်။ ဝါ၊ ဤသို့သော အလိုရှိတတ်သော
 တဏှာသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ကိံ ဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ နည်း?။ “မယံ၊
 ငါတို့သည်။ ဇာတိဓမ္မာ၊ ဖြစ်ခြင်းသဘောရှိကြကုန်သည်။ န အဿာမ၊ ဖြစ်
 ကြရပါကုန်မှကား။ အဟော ဝတ၊ ဪ ကောင်းလေစတကား။ ဝါ၊ ကောင်း
 လေစ ဪ။ နော၊ ငါတို့အား။ ဇာတိ၊ ဖြစ်ခြင်းသည်။ န စ အာဂစ္ဆေယျ၊
 လာလည်း မလာပါမှကား။ အဟော ဝတ၊ ဪ ကောင်းလေစတကား။ ဝါ၊
 ကောင်းလေစ ဪ”။ ဣတိ ဧဝံဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ခေါ ပန၊ ထိုသို့
 ပင်ဖြစ်ပါသော်လည်း။ ဧတံ ဇာတိအနာဂမနံ၊ ဤဇာတိ၏ မလာခြင်းသို့။ ဝါ၊
 ဤဇာတိ၏ မလာခြင်းကို။ (မဂ္ဂဘာဝနံ၊ မဂ်ကိုပွားစေခြင်းကို။ ဝိနာ၊ ကြည့်၍။)
 ဣစ္ဆာယ၊ အလိုသက်သက်ဖြင့်။ န ပတ္တဗ္ဗံ၊ မရောက်အပ် မရောက်သင့်-မရောက်

ထိုက်။ ဝါ၊ မရအပ်-မရသင့်-မရထိုက်။ [ဤကား အဋ္ဌကထာနှင့်အညီ ယောဇနာခြင်းတည်း။]

တနည်း။ (ပဟိနသမုဒယေသု၊ ပယ်အပ်ပြီးသော သမုဒယသစ္စာရှိကုန် သော။ အရိယေသု၊ အရိယာပုဂ္ဂိုလ်တို့၌။ ဝိဇ္ဇမာနံ၊ ထင်ရှားရှိသော။) တေ အဇာတိဓမ္မတ္တဉ္စ၊ ဤ ဇာတိသဘောမရှိသည်၏ အဖြစ်သို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (ပရိနိဗ္ဗုတေသု၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၌။ ဝါ၊ ပရိနိဗ္ဗာန်စံကြ ကုန်ပြီးသောပုဂ္ဂိုလ်တို့၌။ ဝိဇ္ဇမာနံ၊ ထင်ရှားရှိသော။ ဇာတိယာ၊ ဇာတိ၏။ ဝါ၊ ဖြစ်ခြင်း၏။) တေ အနာဂမနဉ္စ၊ ဤ မလာခြင်းသို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (ဣစ္ဆန္တဿ၊ အလိုရှိသော။ ပုဂ္ဂလဿာပိ၊ ပုဂ္ဂိုလ်သည်လည်း။ မဂ္ဂဘာဝနာ၊ မဂ္ဂဘာဝနာနှင့်။ ဝိနာ၊ ကင်း၍။ အပတ္တဗ္ဗတော စ၊ မရောက် အပ်-မရောက်သင့်-မရောက်ထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝါ၊ မရ အပ်-မရသင့်-မရထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ အနိစ္ဆန္တဿ၊ အလို မရှိသော။ ပုဂ္ဂလဿာပိ၊ သည်လည်း။ ဘာဝနာယ၊ မဂ္ဂဘာဝနာဖြင့်။ ပတ္တဗ္ဗ- တော စ၊ ရောက်အပ်-ရောက်သင့်-ရောက်ထိုက်သည်၏ အဖြစ်ကြောင့်လည်း ကောင်း။ ဝါ၊ ရအပ် ရသင့်-ရထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း။) ဣစ္ဆာယ၊ အလိုသက်သက်ဖြင့်။ န ပတ္တဗ္ဗံ၊ မရောက်အပ်-မရောက်သင့်-မရောက် ထိုက်။ ဝါ၊ မရအပ်-မရသင့်-မရထိုက်။ [ဤကား ဋီကာနှင့်အညီ ယောဇနာ ခြင်းတည်း။] ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ ဟူသည်။ ဣဒမ္ပိ၊ ဤ ဣစ္ဆာဖြင့် မရောက်အပ်သော အဇာတိဓမ္မတ္တံ၊ ဇာတိအနာဂမနသည်လည်း။ ဟောတိ၊ ၏။

တနည်း။ ယမ္ပိ ယေနပိ ဓမ္မေန၊ ကြောင့်လည်း။ ဣစ္ဆံ၊ သော။ (ပုဂ္ဂလော၊ သည်။) န လဘတိ၊ မရ။ တမ္ပိ ဓမ္မဇာတံ၊ သော။ ဒုက္ခံ၊ သည်။ ဣဒမ္ပိ၊ သည် လည်း။ ဟောတိ၊ ၏။ တနည်း။ ယမ္ပိ ဣစ္ဆံ၊ ကိုလည်း။ န လဘတိ၊ မရ။ တမ္ပိ ဣစ္ဆံ၊ သော။ ဒုက္ခံ၊ သည်။ ဣဒမ္ပိ၊ သည်လည်း။ ဟောတိ၊ ၏။ တနည်း။ ဣစ္ဆံ၊ သော။ (ပုဂ္ဂလော၊ သည်။) ဣစ္ဆံ၊ ကို။ ယမ္ပိ န လဘတိ၊ မရ။ တမ္ပိ အလဘနံ၊ သော။ ဒုက္ခံ၊ သည်။ ဣဒမ္ပိ၊ သည်လည်း။ ဟောတိ၊ ၏။ [နောက်နောက်သော ဝါကျများကိုလည်း ဤကဲ့သို့ချည်း စုံစုံလင်လင် ယောဇနာ ရမည်။]

ဘိက္ခဝေ၊ တို့။ ဇရာဓမ္မာနံ၊ ရင့်ရော် ယိုယွင်း အိုမင်းခြင်းသဘော ရှိကုန် သော။ သတ္တာနံ၊ တို့အား။ ဧဝံ ဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ကိ ဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ နည်း?။ “မယံ၊ တို့သည်။ ဇရာဓမ္မာ၊ ရင့်ရော် ယိုယွင်း အိုမင်းခြင်း သဘောရှိကုန်သည်။ န အသာမ၊ ပါကုန်မှုကား။ အဟော ဝတ၊ တကား။ နော၊ တို့အား။ ဇရာ၊ ရင့်ရော် ယိုယွင်း အိုမင်းခြင်းသည်။ န စ အာဂစ္ဆေယျ၊

ပါမူကား။ အဟော ဝတ၊ တကား”။ ဣတိ ဧဝံ ဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဧ။ ခေါ ပန၊ သော်လည်း။ ဧတံ ဇရာအနာဂမနံ၊ ဤဇရာ၏ မလာခြင်းသို့။ ဝါ၊ ကို။ (မဂ္ဂဘာဝနံ၊ ကို။ ဝိနာ၊ ရှိ။) ဣစ္ဆာယ၊ ဖြင့်။ န ပတ္တဗ္ဗံ၊ မရောက်အပ်။ ဝါ၊ မရအပ်။ တနည်း။ (ပဟိနသမုဒယေသု၊ ကုန်သော။ အရိယေသု၊ တို့၌။ ဝိဇ္ဇမာနံ၊ သော။) ဧတံ အဇရာဓမ္မတ္တဉ္စ၊ ဤ ဇရာသဘော မရှိသည်၏ အဖြစ်သို့ လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (ပရိနိဗ္ဗုတေသု၊ တို့၌။ ဝိဇ္ဇမာနံ၊ သော။ ဇရာယ၊ ဧ။) ဧတံ အနာဂမနဉ္စ၊ သို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ဣစ္ဆန္တဿ၊ သော။ ပုဂ္ဂလဿပိ၊ သည်လည်း။ မဂ္ဂဘာဝနာယ၊ နှင့်။ ဝိနာ၊ ရှိ။ အပတ္တဗ္ဗတော စ၊ မရောက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝါ၊ မရအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ အနိစ္ဆန္တဿ၊ သော။ ပုဂ္ဂလဿပိ၊ သည်လည်း။ ဘာဝနာယ၊ ဖြင့်။ ပတ္တဗ္ဗတော စ၊ ရောက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝါ၊ ရအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။) ဣစ္ဆာယ၊ ဖြင့်။ န ပတ္တဗ္ဗံ၊ မရောက်အပ်။ ဝါ၊ မရအပ်။ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ ဟူသည်။ ဣဒမ္ပိ၊ ဤ ဣစ္ဆာဖြင့် မရောက်အပ်သော အဇရာဓမ္မတ္တ၊ ဇရာအနာဂမနသည်လည်း။ ဟောတိ၊ ဧ။

တိက္ခဝေ၊ တို့။ ဗျာဓိဓမ္မာနံ၊ ဖျားနာခြင်းသဘောရှိကုန်သော။ သတ္တာနံ၊ တို့အား။ ဧဝံဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဧ။ ကိံ ဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ နည်း?။ “မယံ၊ သည်။ ဗျာဓိဓမ္မာ။ ဖျားနာခြင်းသဘောရှိကြကုန်သည်။ န အဿာမ၊ ပါကုန်မူကား။ အဟော ဝတ၊ တကား။ နော၊ တို့အား။ ဗျာဓိ၊ ဖျားနာခြင်းသည်။ န စ အာဂစ္ဆေယျ၊ မူကား။ အဟော ဝတ၊ တကား။ ဣတိ ဧဝံ ဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဧ။ ဧတံ ဗျာဓိအနာဂမနံ၊ ဤ ဖျားနာခြင်း၏ မလာခြင်းသို့။ ဝါ၊ ကို။ (မဂ္ဂဘာဝနံ၊ ကို။ ဝိနာ၊ ရှိ။) ဣစ္ဆာယ၊ ဖြင့်။ န ပတ္တဗ္ဗံ၊ မရောက်အပ်။ ဝါ၊ မရအပ်။

တနည်း။ (ပဟိနသမုဒယေသု၊ ကုန်သော။ အရိယေသု၊ တို့၌။ ဝိဇ္ဇမာနံ၊ သော။) ဧတံ အဗျာဓိဓမ္မတ္တဉ္စ၊ ဤ ဗျာဓိသဘော မရှိသည်၏အဖြစ်သို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (ပရိနိဗ္ဗုတေသု၊ တို့၌။ ဝိဇ္ဇမာနံ၊ သော။ ဗျာဓိနော၊ ဧ။) ဧတံ အနာဂမဉ္စ၊ ဤ မလာခြင်းသို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ဣစ္ဆန္တဿ၊ သော။ ပုဂ္ဂလဿပိ၊ သည်လည်း။ မဂ္ဂဘာဝနာယ၊ နှင့်။ ဝိနာ၊ ရှိ။ အပတ္တဗ္ဗတော စ၊ မရောက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝါ၊ မရအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ အနိစ္ဆန္တဿ၊ သော။ ပုဂ္ဂလဿပိ၊ သည်လည်း။ ဘာဝနာယ၊ ဖြင့်။ ပတ္တဗ္ဗတော စ၊ ရောက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝါ၊ ရအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။) ဣစ္ဆာယ၊ ဖြင့်။ န ပတ္တဗ္ဗံ၊ မရောက်အပ်။ ဝါ၊ မရအပ်။

ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ ဟူသည်။ ဣဒမ္ပိ၊ ဤ ဣစ္ဆာဖြင့် မရောက်အပ်သော အဗျာဓိဓမ္မတ္တံ၊ ဗျာဓိအနာဂမသည်လည်း။ ဟောတိ၊ ၏။

ဘိက္ခုဝေ၊ တို့။ မရဏဓမ္မာနံ၊ သေခြင်းသဘောရှိကုန်သော။ သတ္တာနံ၊ တို့အား။ ဧဝံဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ကိံ ဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ နည်း?။ “မယံ၊ တို့သည်။ မရဏဓမ္မာ၊ သေခြင်းသဘောရှိကုန်သည်။ န အဿာမ၊ ပါကုန်မူကား။ အဟော ဝတ၊ တကား။ နော၊ တို့အား။ မရဏံ၊ သေခြင်းသည်။ န စ အာဂစ္ဆေယျ၊ မူကား။ အဟော ဝတ၊ တကား။ ဣတိ ဧဝံဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ခေါ ပန၊ သော်လည်း။ ဧတံ မရဏအနာဂမနံ၊ ဤ မရဏ၏ မလာခြင်းသို့။ ဝါ၊ ကို။ (မဂ္ဂဘာဝနံ၊ ကို။ ဝိနာ၊ ရှိ။) ဣစ္ဆာယ၊ ဖြင့်။ န ပတ္တဗ္ဗံ၊ မရောက်အပ်။ ဝါ၊ မရအပ်။

တနည်း။ (ပဟိနသမုဒယေသု၊ ကုန်သော။ အရိယေသု၊ တို့၌။ ဝိဇ္ဇမာနံ၊ သော။) ဧတံ မရဏဓမ္မတ္တဉ္စ၊ ဤ မရဏသဘော မရှိသည်၏အဖြစ်သို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (ပရိနိဗ္ဗုတေသု၊ တို့၌။ ဝိဇ္ဇမာနံ၊ သော။ မရဏဿ၊ သေခြင်း၏။) ဧတံ အနာဂမနဉ္စ၊ ဤ မလာခြင်းသို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (ဣစ္ဆန္တိယ၊ သော။ ပုဂ္ဂလဿပိ၊ သည်လည်း။ မဂ္ဂဘာဝနံ၊ ကို။ ဝိနာ၊ ရှိ။ အပတ္တဗ္ဗတော စ၊ မရောက်အပ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ ဝါ၊ မရအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ အနိစ္ဆန္တိယ၊ သော။ ပုဂ္ဂလဿပိ၊ သည်လည်း။ ဘာဝနာယ၊ ဖြင့်။ ပတ္တဗ္ဗတော စ၊ ရောက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝါ၊ ရအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။) ဣစ္ဆာယ၊ ဖြင့်။ န ပတ္တဗ္ဗံ၊ မရောက်အပ်။ ဝါ၊ မရအပ်။ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ ဟူသည်။ ဣဒမ္ပိ၊ ဤဣစ္ဆာဖြင့် မရောက်အပ်သော အမရဏဓမ္မတ္တံ၊ မရဏအနာဂမသည်လည်း။ ဟောတိ၊ ၏။

ဘိက္ခုဝေ၊ တို့။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာနံ၊ စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ ပြင်းစွာပင်ပန်းခြင်း သဘောရှိကြကုန်သော။ သတ္တာနံ၊ တို့အား။ ဧဝံဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ကိံ ဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ နည်း?။ မယံ၊ တို့သည်။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသ၊ ကုန်သည်။ န အဿာမ၊ ပါကုန်မူကား။ အဟော ဝတ၊ တကား။ နော၊ တို့အား။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာ၊ တို့သည်။ န စ အာဂစ္ဆေယျ၊ ပါကုန်မူကား။ အဟော ဝတ၊ တကား။”။ ဣတိ ဧဝံဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ခေါ ပန၊ သော်လည်း။ ဧတံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသအနာဂမနံ၊ ဤ စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ ပြင်းစွာပင်ပန်း

ခြင်းတို့၏ မလာခြင်းသို့။ ဝါ၊ ကို။ (မဂ္ဂဘာဝနံ၊ ကို။ ဝိနာ၊ ရှိ။) န ပတ္တဗ္ဗံ၊ မရောက်အပ်။ ဝါ၊ မရအပ်။

တနည်း။ (ပဟိနသမုဒယေသု၊ ကုန်သော။ အရိယေသု၊ တို့၌။ ဝိဇ္ဇမာနံ၊ သော။) တေ အသောကပရိဒေဝဒုက္ခဒေါမနသုပါယာသဓမ္မတ္တံ၊ ဤ စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ ပြင်းစွာပင်ပန်းခြင်း သဘောတို့၏ မရှိသည်၏ အဖြစ်သို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (ပရိနိဗ္ဗုတေသု၊ တို့၌။ ဝိဇ္ဇမာနံ၊ သော။ သောကပရိဒေဝဒုက္ခဒေါမနသုပါယာသာနံ၊ တို့၏။) တေ အနာဂမနဉ္စ၊ ဤ မလာခြင်းသို့လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (ဣစ္ဆန္တဿ၊ သော။ ပုဂ္ဂလဿပိ၊ သည်လည်း။ မဂ္ဂဘာဝနာယ၊ နှင့်။ ဝိနာ၊ ရှိ။ အပတ္တဗ္ဗတော စ၊ မရောက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝါ၊ မရအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ အနိစ္ဆန္တဿ၊ သော။ ပုဂ္ဂလဿပိ၊ သည်လည်း။ ဘာဝနာယ၊ ဖြင့်။ ပတ္တဗ္ဗတော စ၊ ရောက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝါ၊ ရအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။) ဣစ္ဆာယ၊ ဖြင့်။ န ပတ္တဗ္ဗံ၊ မရောက်အပ်မရောက်သင့်မရောက်ထိုက်။ ဝါ၊ မရအပ် မရသင့် မရထိုက်။ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ ဟူသည်။ ဣဒမ္ပိ၊ ဤ ဣစ္ဆာဖြင့် မရောက်အပ်သော အသောကပရိဒေဝဒုက္ခဒေါမနသုပါယာသဓမ္မတ္တံ၊ သောကပရိဒေဝဒုက္ခဒေါမနသုပါယာသအနာဂမနသည့်လည်း။ ဟောတိ၊ ၏။

၉၉။ ဘိက္ခဝေ၊ တို့။ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ၊ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခတို့သည်။ ကတမေ စ၊ အဘယ်သည်တို့နည်း?။ တနည်း။ ဘိက္ခဝေ၊ တို့။ သံခိတ္တေန၊ အားဖြင့်။ ပဉ္စ၊ ကုန်သော။ ဥပါဒါနက္ခန္ဓာပိ၊ ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သည်လည်း ဖြစ်ကုန်သော။ ဒုက္ခာ၊ တို့သည်။ ကတမေ စ၊ တို့နည်း။ သေယျထိဒံ၊ ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟု ကုန်သည် အဘယ်သည်တို့နည်း။ တနည်း။ ပဉ္စ၊ ငါးပါးကုန်သော။ တေ ဥပါဒါနက္ခန္ဓာ၊ ထိုဥပါဒါနက္ခန္ဓာတို့ဟု ကုန်သည်။ သေယျထိဒံ၊ အဘယ်သည်တို့နည်း။ တနည်း။ ပဉ္စ၊ ကုန်သော။ ဣဒံ ဣမေ ဥပါဒါနက္ခန္ဓာ၊ ဤဥပါဒါနက္ခန္ဓာတို့ဟု ကုန်သည်။ သေယျထာ၊ အဘယ်သည်တို့နည်း?။ ရူပပါဒါနက္ခန္ဓော၊ ရူပပါဒါနက္ခန္ဓာလည်းကောင်း။ ဝါ၊ ရုပ်ဖြစ်၍ ဥပါဒါနံတို့သည် စွဲလမ်းအပ်သော ခန္ဓာလည်းကောင်း။ ဝါ၊ ရုပ်ဖြစ်၍ ဥပါဒါနံတို့၏ အာရုံဖြစ်သော ခန္ဓာလည်းကောင်း။ ဝေဒနပါဒါနက္ခန္ဓော၊ ဝေဒနပါဒါနက္ခန္ဓာလည်းကောင်း။ ဝါ၊ ဝေဒနာဖြစ်၍ ဥပါဒါနံတို့သည် စွဲလမ်းအပ်သော ခန္ဓာလည်းကောင်း။ ဝါ၊ ဝေဒနာဖြစ်၍ ဥပါဒါနံတို့၏ အာရုံဖြစ်သော ခန္ဓာလည်းကောင်း။ သညပါဒါနက္ခန္ဓော၊ သညပါဒါနက္ခန္ဓာလည်းကောင်း။ ဝါ၊ သညာဖြစ်၍ ဥပါဒါနံတို့သည် စွဲလမ်းအပ်သော

ခန္ဓာလည်းကောင်း။ ဝါ၊ သညာဖြစ်၍ ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာလည်းကောင်း။ သင်္ခါရုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာလည်းကောင်း။ ဝါ၊ သင်္ခါရုတို့ဖြစ်၍ ဥပါဒါန်တို့သည် စွဲလမ်းအပ်သော ခန္ဓာလည်းကောင်း။ ဝါ၊ သင်္ခါရုတို့ဖြစ်၍ ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာလည်းကောင်း။ ဝိညာဏုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာလည်းကောင်း။ ဝါ၊ ဝိညာဏ်ဖြစ်၍ ဥပါဒါန်တို့သည် စွဲလမ်းအပ်သော အာရုံလည်းကောင်း။ ဝါ၊ ဝိညာဏ်ဖြစ်၍ ဥပါဒါန်တို့၏အာရုံဖြစ်သော ခန္ဓာလည်းကောင်း။ (ဣတိ ဣမေ ဤသည်တို့ပင်တည်း။)

ဘိက္ခဝေ၊ တို့။ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ၊ တို့ကို။ ဣမေ ဤငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟူ၍။ ဝုစ္စန္တိ၊ အပ်ကုန်၏။ တနည်း။ ဘိက္ခဝေ၊ တို့။ သံခိတ္တေန၊ အားဖြင့်။ ပဉ္စ၊ ကုန်သော။ ဥပါဒါနက္ခန္ဓာပိ၊ ကုန်သော။ ခန္ဓာ၊ တို့ကို။ ဣမေ ဤငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟူ၍။ ဝုစ္စန္တိ၊ အပ်ကုန်၏။ တနည်း။ ဣမေ ဥပါဒါနက္ခန္ဓာ၊ ဤငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ သံခိတ္တေန၊ အားဖြင့်။ ပဉ္စ၊ ကုန်သော။ ဥပါဒါနက္ခန္ဓာပိ၊ ကုန်သော။ ဒုက္ခာ၊ တို့ဟူ၍။ ဝုစ္စန္တိ၊ အပ်ကုန်၏။ ဘိက္ခဝေ၊ တို့။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာကို။ ဣဒံ၊ ဤတဏှာမှ ကင်းသော တေဘူမကတရားအပေါင်းဟူ၍။ ဝုစ္စတိ၊ အပ်၏။ တနည်း။ ဘိက္ခဝေ၊ တို့။ ဒုက္ခံ၊ သော။ အရိယသစ္စံ၊ ကို။ ဣဒံ၊ ဤတဏှာမှ ကင်းသော တေဘူမကတရားအပေါင်းပင်တည်းဟူ၍။ ဝုစ္စတိ၊ ၏။

သမုဒယသစ္စနိဒ္ဒေသ

၄၀၀။ ဘိက္ခဝေ၊ တို့။ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ဒုက္ခသမုဒယ အရိယသစ္စာဟူသည်။ ကတမဉ္စ၊ အဘယ်နည်း?။ တနည်း။ ဒုက္ခသမုဒယံ၊ ဒုက္ခသမုဒယဟုဆိုအပ်သော။ ဝါ၊ ဒုက္ခ၏ ကြွင်းသောအကြောင်းနှင့် ပေါင်းဆုံမိသည်ရှိသော် ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာသည်။ ကတမဉ္စ၊ နည်း?။ ပေါနောဗ္ဗဝိကာ၊ တဖန်ဘဝသစ်ကို ပြုခြင်းအလေ့ရှိသော။ ဝါ၊ တဖန်ဘဝသစ်ကို ပေးတတ်သော။ ဝါ၊ တဖန် ဘဝသစ်အကျိုးငှါဖြစ်သော။ ဝါ၊ အဖန်ဖန်ဘဝသစ်၌ ဖြစ်စေတတ်သော။ နန္ဒီရာဂသဟဂတာ၊ နန္ဒီရာဂနှင့် တကွ တူသည်၏ အဖြစ်သို့ ရောက်သော။ ဝါ၊ နန္ဒီရာဂ၏အဖြစ်သို့ ရောက်သော။ ဝါ၊ နန္ဒီရာဂဟုဆိုအပ်သော လောဘ၏အဖြစ်သို့ ရောက်သော။ တတြ တတြာဘိနန္ဒီနိ၊ ထိုထိုအတ္တဘော၏ ဖြစ်ရာဘဝ၌ နှစ်သက်တတ်သော။ ဝါ၊ ထိုထို ခြောက်ပါးသော အာရုံတို့၌ နှစ်သက်တတ်သော။ ယာ အယံ တဏှာ၊ အကြင်တဏှာသည်။ (အတ္တိ၊ ၏။) သေယျထိဒံ၊ ထို တဏှာဟူသည် အဘယ်နည်း?။ တနည်း။ (သာတဏှာ၊ သည်။) သေယျထိဒံ၊ နည်း။ တနည်း။ ဣဒံ အယံ တဏှာ၊ သည်။ သေယျထာ၊ နည်း။ ကာမတဏှာ၊ ကာမတဏှာလည်းကောင်း။ ဝါ၊ ဝတ္ထု

ကမတို့၌ တပ်တတ်သော တဏှာလည်းကောင်း။ ဘဝတဏှာ၊ ဘဝတဏှာ
 လည်းကောင်း။ ဝါ၊ မြစ်ဟူ၍ဖြစ်သော သဿတအယူနှင့် တကွဖြစ်သော ရူပ
 ဘဝကို တောင့်တတတ်သော ရူပဘဝတဏှာ၊ အရူပဘဝကို တောင့်တတတ်သော
 အရူပဘဝတဏှာ၊ စျာန်ကိုနှစ်သက်တတ်သော စျာန်နိကန္တိက တဏှာ လည်း
 ကောင်း။ ဝိဘဝတဏှာ၊ ဝိဘဝတဏှာလည်းကောင်း။ ဝါ၊ ပြတ်၏ဟူ၍ဖြစ်သော
 ဥစ္ဆေဒအယူ၌ဖြစ်သော တဏှာလည်းကောင်း။ (ဣတိ အယံ၊ ဤသည်ပင်
 တည်း။)

ဘိက္ခဝေ၊ တို့။ သာ သော တဏှာ၊ ထို တဏှာသည်။ [ခေါ ပန သဒ္ဓါကား
 ပဒပူရဏ၊ ပဒါလင်္ကာရမ္ပသ။] ကတ္ထ၊ အဘယ်တရား၌။ ဥပ္ပဇ္ဇမာနာ၊ ရှေးဦး
 စွာ ဖြစ်သည်၏ အစွမ်းအားဖြင့် ဖြစ်သည်ရှိသော်။ ဝါ၊ ပရိယုဋ္ဌာန်၏ အစွမ်း
 အားဖြင့် ဖြစ်သည်ရှိသော်။ ဥပ္ပဇ္ဇတိ၊ ရှေးဦးစွာ ဖြစ်သည်၏ အစွမ်းအားဖြင့်
 ဖြစ်သနည်း။ ဝါ၊ ပရိယုဋ္ဌာန်၏ အစွမ်းအားဖြင့် ဖြစ်သနည်း။ ကတ္ထ၊ အဘယ်
 တရား၌။ နိဝိသမာနာ၊ အဖန်ဖန်ဖြစ်သောအားဖြင့် တည်သည်ရှိသော်။ ဝါ၊
 အနုသယအားဖြင့် တည်သည်ရှိသော်။ နိဝိသတိ၊ အဖန်ဖန်ဖြစ်သောအားဖြင့်
 တည်သနည်း။ ဝါ၊ အနုသယအားဖြင့် တည်သနည်း။ လောကေ၊ လောက၌။
 ယံ ပိယရူပံ၊ အကြင် ပိယရုပ်သည်။ ဝါ၊ အကြင် ချစ်အပ်သည်၏ အဖြစ်ဟူ
 သော သဘောရှိသော တေဘူမကတရားသည်။ ယံ သာတရူပံ၊ အကြင် သာတ
 ရုပ်သည်။ ဝါ၊ အကြင် သာယာစေတတ်သည်၏ အဖြစ်ဟူသော သဘောရှိသော
 တေဘူမကတရားသည်။ (အတ္ထိ၊ ၏။) ဧတ္ထ ဧတေသု ပိယရူပသာတရူပေသု၊
 ဤ ပိယရုပ်၊ သာတရုပ်တို့၌။ သော တဏှာ၊ ဤ တဏှာသည်။ ဥပ္ပဇ္ဇမာနာ၊
 သော်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ ဧတေသု ပိယရူပ သာတရူပေသု၊ တို့၌။ နိဝိသမာနာ၊
 သော်။ နိဝိသတိ၊ ၏။

ကိဉ္စ၊ အဘယ်သည်။ လောကေ၊ ၌။ ပိယရူပံ၊ ပိယရုပ်မည်သနည်း။ ဝါ၊
 ချစ်အပ်သည်၏ အဖြစ်ဟူသော သဘောရှိသော တရားမည်သနည်း။ သာတရူပံ၊
 သာတရုပ်မည်သနည်း။ ဝါ၊ သာယာစေတတ်သည်၏ အဖြစ်ဟူသော သဘော
 ရှိသော တရား မည်သနည်း။ တနည်း၊ လောကေ၊ ၌။ ပိယရူပံ၊ ပိယရုပ်သည်
 လည်းကောင်း။ သာတရူပံ၊ သာတရုပ်သည်လည်းကောင်း။ ကိဉ္စ၊ အဘယ်နည်း။
 စက္ခု၊ စက္ခုပသာဒသည်။ ဝါ၊ စက္ခုယတနသည်။ လောကေ၊ လောက၌။ ပိယ-
 ရူပံ၊ ပိယရုပ်လည်းမည်၏။ ဝါ၊ ချစ်အပ်သည်၏ အဖြစ်ဟူသော သဘောရှိ
 သော တရားလည်းမည်၏။ သာတရူပံ၊ သာတရုပ်လည်းမည်၏။ ဝါ၊ သာယာ
 စေတတ်သည်၏ အဖြစ်ဟူသော သဘောရှိသော တရားလည်းမည်၏။

တနည်း။ လောကေ၊ ၌။ ပိယရူပံ၊ သည်လည်းကောင်း။ သာတရူပံ၊
 သည်လည်းကောင်း။ စက္ခု၊ စက္ခုပသာဒတည်း။ ဝါ၊ စက္ခုယတနတည်း။ ဧတ္ထ

တေသ္မိံ စက္ခုမ္ပိ၊ ဤ ပိယရူပံ၊ သာတရူပဟုဆိုအပ်သော စက္ခုပသာဒဉ္စိ။ သော
 တဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ ရှေးဦးစွာ ဖြစ်သည်၏အစွမ်းအားဖြင့် ဖြစ်သည်ရှိ
 သော်။ ဝါ၊ ပရိယုဋ္ဌာန်၏အစွမ်းအားဖြင့် ဖြစ်သည်ရှိသော်။ ဥပ္ပဇ္ဇတိ၊ ရှေးဦးစွာ
 ဖြစ်သည်၏အစွမ်းအားဖြင့် ဖြစ်၏။ ဝါ၊ ပရိယုဋ္ဌာန်၏ အစွမ်းအားဖြင့် ဖြစ်၏။
 ဧတ္ထ တေသ္မိံ စက္ခုမ္ပိ၊ ဉ္စိ။ နိဝိသမာနာ၊ အဖန်ဖန်ဖြစ်သောအားဖြင့် တည်သည်
 ရှိသော်။ ဝါ၊ အနုသယအားဖြင့် တည်သည်ရှိသော်။ နိဝိသတိ၊ အဖန်ဖန်ဖြစ်
 သောအားဖြင့် တည်၏။ ဝါ၊ အနုသယအားဖြင့် တည်၏။ သောတံ၊ သောတံ
 ပသာဒသည်။ ဝါ၊ သောတာယတနသည်။ လောကေ၊ ဉ္စိ။ ပိယရူပံ၊ လည်းမည်၏။
 သာတရူပံ၊ လည်းမည်၏။ ဧတ္ထ တေသ္မိံ သောတမ္ပိ၊ ပိယရူပံ၊ သာတရူပဟု
 ဆိုအပ်သော ဤ သောတပသာဒဉ္စိ။ သော တဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ သော်။
 ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ တေသ္မိံ သောတမ္ပိ၊ ဉ္စိ။ နိဝိသမာနာ၊ သော်။ နိဝိသတိ၊
 ၏။ [နောက်ပေယျာလများကို ယောဇနာနိုင်လောက်ပြီဖြစ်၍ ပါဠိသက်သက်
 ဖြင့်သာ ဖော်ခဲ့မည်]။

သာနံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇ-
 မာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဇိဝှါ လောကေ ပိယရူပံ
 သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ
 နိဝိသတိ။ ကာယော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ
 ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ မနော လောကေ
 ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ
 နိဝိသမာနာ နိဝိသတိ။

ရူပါ၊ ရူပါရုံတို့သည်။ လောကေ၊ ဉ္စိ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊
 မည်၏။ ဧတ္ထ တေသ္မိံ ရူပေသု၊ ဤ ပိယရူပံ၊ သာတရူပဟု ဆိုအပ်ကုန်သော
 ရူပါရုံတို့၌။ သော တဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ သော်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ
 တေသ္မိံ ရူပေသု၊ တို့၌။ နိဝိသမာနာ၊ သော်။ နိဝိသတိ၊ ၏။

သဒ္ဓါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇ-
 မာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓာ လောကေ။ပ။
 ရသာ လောကေ။ပ။ ဖောဋ္ဌဗ္ဗာ လောကေ။ပ။ ဓမ္မာ လောကေ ပိယ-
 ရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ။ ဧတ္ထ နိဝိသ-
 မာနာ နိဝိသတိ။

လောကေ၊ ဉ္စိ။ စက္ခုဝိညာဏံ၊ သည်။ ပိယရူပံ၊ လည်းမည်၏။ သာတရူပံ၊
 လည်းမည်၏။ ဧတ္ထ တေသ္မိံ စက္ခုဝိညာဏေ၊ ဉ္စိ။ သော တဏှာ၊ သည်။
 ဥပ္ပဇ္ဇမာနာ၊ သော်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ တေသ္မိံ စက္ခုဝိညာဏေ၊ ဉ္စိ။ နိဝိ-
 သမာနာ၊ သော်။ နိဝိသတိ၊ ၏။

သောတဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ
 တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။
 ဃာနဝိညာဏံ လောကေ။ပ။ ဇိဝှိဝိညာဏံ လောကေ။ပ။
 ကာယဝိညာဏံ လောကေ။ပ။ မနောဝိညာဏံ လောကေ ပိယရူပံ
 သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ
 နိဝိသတိ။

စက္ခုသမ္ပယော၊ စက္ခုသမ္ပယသဉ်။ ဝါ၊ စက္ခုဝတ္ထုကို မှီသော သမ္ပယ
 သဉ်။ ဝါ၊ စက္ခုဒွါရ၌ ဖြစ်သောသမ္ပယသဉ်။ ပိယရူပံ၊ လည်းမည်၏။ သာတ-
 ရူပံ၊ လည်းမည်၏။ ဧတ္ထ တေသ္မိံ စက္ခုသမ္ပယော၊ ဤ။ သော တဏှာ၊ သဉ်။
 ဥပ္ပဇ္ဇမာနာ၊ သော်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ တေသ္မိံ စက္ခုသမ္ပယော၊ ဤ။ နိဝိသ-
 မာနာ၊ သော်။ နိဝိသတိ၊ ၏။

သောတသမ္ပယော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ
 ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဃာနသမ္ပယော
 လောကေ။ပ။ ဇိဝှိသမ္ပယော လောကေ။ပ။ ကာယသမ္ပယော လော-
 ကေ။ပ။ မနောသမ္ပယော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ
 တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

☞ စက္ခုသမ္ပယော၊ စက္ခုသမ္ပယကြောင့်ဖြစ်သော။ ဝေဒနာ၊ ဝေဒနာသဉ်။
 လောကေ၊ ဤ။ ပိယရူပံ၊ လည်းမည်၏။ သာတရူပံ၊ လည်းမည်၏။ (စက္ခု-
 သမ္ပယောယံ၊ စက္ခုသမ္ပယကြောင့်ဖြစ်သော။) ဧတ္ထ တေသ္မိံ ဝေဒနာယံ၊ ဤ။
 သော တဏှာ၊ သဉ်။ ဥပ္ပဇ္ဇမာနာ၊ သော်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ တေသ္မိံ ဝေဒနာယံ၊
 ဤ။ နိဝိသမာနာ၊ သော်။ နိဝိသတိ၊ ၏။

သောတသမ္ပယော ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေ-
 သာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဃာန-
 သမ္ပယော ဝေဒနာ လောကေ။ပ။ ဇိဝှိသမ္ပယော ဝေဒနာ လော-
 ကေ။ပ။ ကာယသမ္ပယော ဝေဒနာ လောကေ။ပ။ မနောသမ္ပယော
 ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ
 ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

လောကေ၊ ဤ။ ပိယရူပံ၊ သည်လည်းကောင်း။ သာတရူပံ၊ သည်လည်း
 ကောင်း။ ရူပသညာ၊ ရူပသညာတည်း။ ဝါ၊ ရူပါရုံ၌ ဖြစ်သော သညာတည်း။
 ဝါ၊ ရူပါရုံဟူသော အာရုံရှိသော သညာတည်း။ ဧတ္ထ တေသ္မိံ ရူပသညာယံ၊ ဤ။
 သော တဏှာ၊ သဉ်။ ဥပ္ပဇ္ဇမာနာ၊ သော်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ တေသ္မိံ ရူပ-
 သညာယံ၊ ဤ။ နိဝိသမာနာ၊ သော်။ နိဝိသတိ၊ ၏။

သဒ္ဓသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓသညာ လောကေ။ပ။ ရသသညာ လောကေ။ပ။ ဖောဋ္ဌဗ္ဗသညာ လောကေ။ပ။ ဓမ္မသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ရူပသဉ္စေတနာ၊ ရူပသဉ္စေတနာသည်။ ဝါ၊ ရူပါရုံ၌ ဖြစ်သော သဉ္စေတနာ သည်။ ဝါ၊ ရူပါရုံဟူသော အာရုံရှိသော သဉ္စေတနာသည်။ လောကေ၊ ၌။ ပိယရူပံ၊ လည်းမည်၏။ သာတရူပံ၊ လည်းမည်၏။

သဒ္ဓသဉ္စေတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ၊ ဂန္ဓသဉ္စေတနာ လောကေ။ပ။ ရသသဉ္စေတနာ လောကေ။ပ။ ဖောဋ္ဌဗ္ဗသဉ္စေတနာ လောကေ။ပ။ ဓမ္မသဉ္စေတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

လောက၊ ၌။ ပိယရူပံ၊ သည်လည်းကောင်း။ သာတရူပံ၊ သည်လည်းကောင်း။ ရူပတဏှာ၊ ရူပတဏှာတည်း။ ဝါ၊ ရူပါရုံ၌ ဖြစ်သောတဏှာတည်း။ ဝါ၊ ရူပါရုံဟူသော အာရုံရှိသော တဏှာတည်း။ ဧတ္ထ ဧတိဿံ ရူပတဏှာယံ၊ ၌။ သော တဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ သော်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ ဧတိဿံ ရူပတဏှာယံ၊ ၌။ နိဝိသမာနာ၊ သော်။ နိဝိသတိ၊ ၏။

သဒ္ဓတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓတဏှာ လောကေ။ပ။ ရသတဏှာ လောကေ။ပ။ ဖောဋ္ဌဗ္ဗတဏှာ လောကေ။ပ။ ဓမ္မတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ရူပဝိတက္ကော၊ ရူပဝိတက်သည်။ ဝါ၊ ရူပါရုံ၌ ဖြစ်သောဝိတက်သည်။ ဝါ၊ ရူပါရုံဟူသော အာရုံရှိသော ဝိတက်သည်။ လောကေ၊ ၌။ ပိယရူပံ၊ လည်းမည်၏။ သာတရူပံ၊ လည်းမည်၏။ ဧတ္ထ ဧတသ္မိံ ရူပဝိတက္ကော၊ ၌။ သော တဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ သော်။ ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ ဧတသ္မိံ ရူပဝိတက္ကော၊ ၌။ နိဝိသမာနာ၊ သော်။ နိဝိသတိ၊ ၏။

သဒ္ဓဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ
 ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓဝိတက္ကော လော-
 ကေ။ပ။ ရသဝိတက္ကော လောကေ။ပ။ ဖောဋ္ဌဗ္ဗဝိတက္ကော လောကေ
 ။ပ။ ဓမ္မဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ
 ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

လောကေ၊ ဌိ။ ပိယရူပံ၊ သည်လည်းကောင်း။ သာတရူပံ၊ သည်လည်း
 ကောင်း။ ရူပဝိစာရော၊ ရူပဝိစာရတည်း။ ဝါ၊ ရူပါရုံ၌ ဖြစ်သောဝိစာရတည်း။
 ဝါ၊ ရူပါရုံဟူသော အာရုံရှိသော ဝိစာရတည်း။ ဧတ္ထ တေသ္မိံ ရူပဝိစာရေ၊ ဌိ။
 သော တဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ သော်။ ဥပ္ပဇ္ဇတိ၊ ၎င်း။ ဧတ္ထ တေသ္မိံ ရူပ-
 ဝိစာရေ၊ ဌိ။ နိဝိသမာနာ၊ သော်။ နိဝိသတိ၊ ၎င်း။

သဒ္ဓဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ
 ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓဝိစာရော လော-
 ကေ။ပ။ ရသဝိစာရော လောကေ။ပ။ ဖောဋ္ဌဗ္ဗဝိစာရော လောကေ။ပ။
 ဓမ္မဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇ-
 မာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ဘိက္ခဝေ၊ တို့။ ဒုက္ခသမုဒယံ၊ သော။ အရိယသစ္စံ၊ ကို။ ဣဒံ၊ ဤကဏှာ
 ဟူ၍။ ဝုစ္စတိ၊ ၎င်း။ တနည်း။ ဘိက္ခဝေ၊ တို့။ ဒုက္ခသမုဒယံ၊ သော။ အရိယ-
 သစ္စံ၊ ကို။ ဣဒံ၊ ဤတဏှာပင်တည်းဟူ၍။ ဝုစ္စတိ၊ အပ်၏။

နိရောဓသစ္စနိဒ္ဒေသ

၄၀၁။ ဘိက္ခဝေ၊ တို့။ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ဒုက္ခနိရောဓအရိယသစ္စာ
 ဟူသည်။ ကတမဉ္စ၊ အဘယ်နည်း။ တနည်း?။ ဘိက္ခဝေ၊ တို့။ ဒုက္ခနိရောဓံ၊
 ဒုက္ခ၏ ကွယ်ပျောက် ချုပ်ငြိမ်း လက်စသိမ်းရာ ဖြစ်သော။ အရိယသစ္စံ၊
 အရိယသစ္စာသည်။ ကတမဉ္စ၊ နည်း?။ တဿာယေဝ တဏှာယ၊ ထိုတဏှာ၏ သာ
 လျှင်။ ဝါ၊ ကိုသာလျှင်။ ယော အသေသဝိရာနိရောဓော၊ အကြင် အကြွင်းမဲ့
 ကုန်ခြင်းသို့ ရောက်ခြင်း၏အစွမ်းအားဖြင့် တပ်ခြင်းကင်းရာ၊ တဖန်မဖြစ်ခြင်း
 ၎င်းအစွမ်းအားဖြင့် ချုပ်ရာဖြစ်သော နိဗ္ဗာန်သည်။ ဝါ၊ အကြင် တပ်ခြင်းကင်း
 ကြောင်းဖြစ်သော အရိယာမဂ်ဖြင့် အကြွင်းမဲ့ချုပ်ရာဖြစ်သော နိဗ္ဗာန်သည်။
 ယော စာဂေါ၊ အကြင် ငဲ့ကွက်ခြင်းမရှိသည်၏အစွမ်းအားဖြင့် စွန့်ရာဖြစ်သော
 နိဗ္ဗာန်သည်။ ယော ပဋိနိဿဂ္ဂေါ၊ အကြင် တဖန်မဖြစ်နိုင်လောက်အောင် ဝေး
 သောအရပ်သို့ ပစ်လွှတ်ခြင်း၏အစွမ်းအားဖြင့် စွန့်လွှတ်ရာဖြစ်သော နိဗ္ဗာန်
 သည်။ ယာ မုတ္တိံ၊ အကြင် အနှောင်အဖွဲ့ကို ဖြေခြင်း၏အစွမ်းအားဖြင့် လွတ်

ရာဖြစ်သော နိဗ္ဗာန်သည်။ ယော အနာလယော၊ အကြင် မညစ်နွမ်းခြင်း၏ အစွမ်းအားဖြင့် မငြိကပ်ရာဖြစ်သော နိဗ္ဗာန်သည်။ (အတ္ထိ၊ ၏။)

၉၂။ ဘိက္ခုဝေ၊ တို့။ သာ သော တဏှာ၊ ထိုတဏှာသည်။ ဝါ၊ ကို။ [ခေါ် ပန သဒ္ဓါ ပဒပုရဏမျှသာ။] ကတ္ထ၊ အဘယ်တရား၌။ ပဟိယမာနာ၊ ပယ်အပ် သည်ရှိသော်။ ပဟိယတိ၊ ပယ်အပ်သနည်း?။ ကတ္ထ၊ ၌။ နိရုဇ္ဈမာနာ၊ ချုပ် သည်ရှိသော်။ နိရုဇ္ဈတိ၊ ချုပ်သနည်း?။ လောကေ၊ ၌။ ယံ ပိယရူပံ၊ အကြင် ပိယရုပ်သည်။ ဝါ၊ အကြင် ချစ်အပ်သည်၏အဖြစ်ဟူသော သဘောရှိသော တရားသည်။ ယံ သာတရူပံ၊ အကြင် သာတရုပ်သည်။ ဝါ၊ အကြင် သာယာစေ တတ်သည်၏အဖြစ်ဟူသော သဘောရှိသော တရားသည်။ (အတ္ထိ၊ ၏။) ဧတ္ထ ဧတသ္မိံ ပိယရူပ သာတရူပေ၊ ၌။ သော တဏှာ၊ သည်။ ဝါ၊ ကို။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ ၏။ ဧတ္ထ ဧတသ္မိံ ပိယရူပ သာတရူပေ၊ ၌။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

ကိဉ္ဇ၊ အဘယ်တရားသည်။ လောကေ၊ ၌။ ပိယရူပံ၊ မည်သနည်း။ သာတရူပံ၊ နည်း။ တနည်း။ လောကေ၊ ၌။ ပိယရူပံ၊ သည်။ သာတရူပံ၊ သည်။ ကိဉ္ဇ၊ နည်း?။ စက္ခု၊ စက္ခုပသာဒသည်။ ဝါ၊ စက္ခာယတနသည်။ လောကေ၊ ၌။ ပိယရူပံ၊ ပိယရုပ်လည်း မည်၏။ သာတရူပံ၊ သာတရုပ်လည်း မည်၏။ ဧတ္ထ ဧတသ္မိံ စက္ခုမှိ၊ ဤပိယရူပ၊ သာတရူပဖြစ်သော စက္ခုပသာဒ၌။ သော တဏှာ၊ သည်။ ဝါ၊ ကို။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ ဧတ္ထ ဧတသ္မိံ စက္ခုမှိ၊ ၌။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

သောတံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ၊ သာနံ လောကေ ပိယရူပံ သာတရူပံ။ပ။ ဇိဝှိ လောကေ ပိယရူပံ သာတရူပံ။ပ။ ကာယော လောကေ ပိယရူပံ သာတရူပံ။ ပ။

မနော၊ မနာယတနသည်။ လောကေ၊ ၌။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ ဧတ္ထ ဧတသ္မိံ မနမှိ၊ ၌။ သော တဏှာ၊ သည်။ ဝါ၊ ကို။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ ဧတ္ထ ဧတသ္မိံ မနမှိ၊ ၌။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

ရူပါ၊ တို့သည်။ လောကေ၊ ၌။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ ၏။ ဧတ္ထ ဧတေသု ရူပေသု၊ ဤ ပိယရူပ၊ သာတရူပဖြစ်သော ရူပါရုံတို့၌။ သော တဏှာ၊ သည်။ ဝါ၊ ကို။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ ဧတ္ထ ဧတေသု ရူပေသု၊ တို့၌။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

သဒ္ဓါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယ-
မာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ၊ ဂန္ဓာ လောကေ ပိယ-
ရူပံ သာတရူပံ။ပ။ ရသာ လောကေ ပိယရူပံ သာတရူပံ။ပ။ ဇော-
ဠဗ္ဗာ လောကေ ပိယရူပံ သာတရူပံ။ ပ။

ဓမ္မာ၊ ဓမ္မာရုံတို့သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်
၏။ ဧတ္ထ ဧတေသု ဓမ္မေသု၊ တို့၌။ သော တဏှာ၊ သည်။ ဝါ၊ ကို။ ပဟိယ-
ယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ ဧတ္ထ ဧတေသု ဓမ္မေသု၊ တို့၌။ နိရုဇ္ဈမာနာ၊
သော်။ နိရုဇ္ဈတိ၊ ၏။

စက္ခုဝိညာဏံ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊
မည်၏။ ဧတ္ထ ဧတေသို့ စက္ခုဝိညာဏေ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကို။
ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ ဧတ္ထ ဧတေသို့ စက္ခုဝိညာဏေ၊ ဌ။
နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

သောတဝိညာဏံ လောကေ ပိယရူပံ သာတရူပံ။ပ။ ဃာနဝိညာဏံ
လောကေ ပိယရူပံ သာတရူပံ။ပ။ ဇိဝှိဝိညာဏံ လောကေ ပိယရူပံ
သာတရူပံ။ပ။ ကာယဝိညာဏံ လောကေ ပိယရူပံ သာတရူပံ။ပ။

မနောဝိညာဏံ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊
မည်၏။ ဧတ္ထ ဧတေသို့ မနောဝိညာဏေ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကို။
ပဟိယမာနာ၊ သော်။ ပဟိယတိ၊ ၏။ ဧတ္ထ ဧတေသို့ မနောဝိညာဏေ၊ ဌ။
နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

စက္ခုသမ္ပယော၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊
မည်၏။ ဧတ္ထ ဧတေသို့ စက္ခုသမ္ပယော၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကို။ ပဟိယ-
မာနာ၊ သော်။ ပဟိယတိ၊ ၏။ ဧတ္ထ ဧတေသို့ စက္ခုသမ္ပယော၊ ဌ။ နိရုဇ္ဈမာနာ၊
သော်။ နိရုဇ္ဈတိ၊ ၏။

သောတသမ္ပယော လောကေ ပိယရူပံ သာတရူပံ။ပ။ ဃာနသမ္ပ-
ယော လောကေ ပိယရူပံ သာတရူပံ။ပ။ ဇိဝှိသမ္ပယော လောကေ
ပိယရူပံ သာတရူပံ။ပ။ ကာယသမ္ပယော လောကေ ပိယရူပံ သာတ-
ရူပံ။ပ။

မနောသမ္ပယော၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊
မည်၏။ ဧတ္ထ ဧတေသို့ မနောသမ္ပယော၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကို။
ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ ဧတ္ထ ဧတေသို့ မနောသမ္ပယော၊
ဌ။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

စက္ခုသမ္ပယဇာ၊ သော။ ဝေဒနာ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ (စက္ခုသမ္ပယဇာယံ၊ သော။) ဣတ္ထိ ဧတိဿံ ဝေဒနာယံ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ (စက္ခုသမ္ပယဇာယံ၊ သော။) ဣတ္ထိ ဧတိဿံ ဝေဒနာယံ၊ ဌ။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

သောတသမ္ပယဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ။ပ။ သာနသမ္ပယဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ။ပ။ ကာယသမ္ပယဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ။ပ။ ဇိဝှိသမ္ပယဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ။ပ။ ကာယသမ္ပယဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ။ပ။

မနောသမ္ပယဇာ၊ သော။ ဝေဒနာ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ (မနောသမ္ပယဇာယံ၊ သော။) ဣတ္ထိ ဧတိဿံ ဝေဒနာယံ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ (မနောသမ္ပယဇာယံ၊ သော။) ဣတ္ထိ ဧတိဿံ ဝေဒနာယံ၊ ဌ။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

ရူပသညာ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ ဣတ္ထိ ဧတိဿံ ရူပသညာယံ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ ဣတ္ထိ ဧတိဿံ ရူပသညာယံ၊ ဌ။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

သဒ္ဓသညာ လောကေ ပိယရူပံ သာတရူပံ။ပ။ ဂန္ဓသညာ လောကေ ပိယရူပံ သာတရူပံ။ပ။ ရသသညာ လောကေ ပိယရူပံ သာတရူပံ။ပ။ ဖောဋ္ဌဗ္ဗသညာ လောကေ ပိယရူပံ သာတရူပံ။ပ။

ဓမ္မသညာ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ ဣတ္ထိ ဧတိဿံ ဓမ္မသညာယံ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ ဣတ္ထိ ဧတိဿံ ဓမ္မသညာယံ၊ ဌ။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

ရူပသဉ္ဇေတနာ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ ဣတ္ထိ ဧတိဿံ ရူပသဉ္ဇေတနာယံ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ ၏။ ဣတ္ထိ ဧတိဿံ ရူပသဉ္ဇေတနာယံ၊ ဌ။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

သဒ္ဓသဉ္ဇေတနာ လောကေ ပိယရူပံ သာတရူပံ။ ပ။ ဂန္ဓသဉ္ဇေတနာ
လောကေ ပိယရူပံ သာတရူပံ။ ပ။ ရသသဉ္ဇေတနာ လောကေ ပိယရူပံ
သာတရူပံ။ ပ။ ဖောဋ္ဌဗ္ဗသဉ္ဇေတနာ လောကေ ပိယရူပံ သာတရူပံ။ ပ။

ဓမ္မသဉ္ဇေတနာ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။
တ္ထေ ဧတိဿံ ဓမ္မသဉ္ဇေတနာယံ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။ ပဟိယမာ-
နာ၊ သော်။ ပဟိယတိ၊ အပ်၏။ တ္ထေ ဧတိဿံ ဓမ္မသဉ္ဇေတနာယံ၊ ဌ။ နိရုဇ္ဈ-
မာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

ရူပတဏှာ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။
တ္ထေ ဧတိဿံ ရူပတဏှာယံ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။ ပဟိယမာနာ၊
သော်။ ပဟိယတိ၊ အပ်၏။ တ္ထေ ဧတိဿံ ရူပတဏှာယံ၊ ဌ။ နိရုဇ္ဈမာနာ၊
သော်။ နိရုဇ္ဈတိ၊ ၏။

သဒ္ဓတဏှာ လောကေ ပိယရူပံ သာတရူပံ။ ပ။ ဂန္ဓတဏှာ လောကေ
ပိယရူပံ သာတရူပံ။ ပ။ ရသတဏှာ လောကေ ပိယရူပံ သာတရူပံ။ ပ။
ဖောဋ္ဌဗ္ဗတဏှာ လောကေ ပိယရူပံ သာတရူပံ။ ပ။

ဓမ္မတဏှာ၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။
တ္ထေ ဧတိဿံ ဓမ္မတဏှာယံ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။ ပဟိယမာနာ၊
သော်။ ပဟိယတိ၊ အပ်၏။ တ္ထေ ဧတိဿံ ဓမ္မတဏှာယံ၊ ဌ။ နိရုဇ္ဈမာနာ၊
သော်။ နိရုဇ္ဈတိ၊ ၏။

ရူပဝိတက္ကော၊ သည်။ လောကေ၊ ဌ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊
မည်၏။ တ္ထေ ဧတသ္မိံ ရူပဝိတက္ကော၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။
ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ တ္ထေ ဧတသ္မိံ ရူပဝိတက္ကော၊ ဌ။
နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

သဒ္ဓဝိတက္ကော လောကေ ပိယရူပံ သာတရူပံ။ ပ။ ဂန္ဓဝိတက္ကော
လောကေ ပိယရူပံ သာတရူပံ။ ပ။ ရသဝိတက္ကော လောကေ ပိယရူပံ
သာတရူပံ။ ပ။ ဖောဋ္ဌဗ္ဗဝိတက္ကော လောကေ ပိယရူပံ သာတရူပံ။ ပ။

ဓမ္မဝိတက္ကော၊ သည်။ လောကေ၊ ဌ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။
ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ တ္ထေ ဧတသ္မိံ ရူပဝိစာရေ၊ ဌ။
သော တဏှာ၊ သည်။ ဝါ၊ ကိ။ ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။
တ္ထေ ဧတသ္မိံ ရူပဝိစာရေ၊ ဌ။ နိရုဇ္ဈမာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။

သဒ္ဓဝိစာရော လောကေ ပိယရူပံ သာတရူပံ။ပ။ ဂန္ဓဝိစာရော
လောကေ ပိယရူပံ သာတရူပံ။ပ။ ရသဝိစာရော လောကေ ပိယရူပံ
သာတရူပံ။ပ။ ဖောဋ္ဌဗ္ဗဝိစာရော လောကေ ပိယရူပံ သာတရူပံ။ပ။

ဓမ္မဝိစာရော၊ သညံ။ လောကော၊ ဌံ။ ပိယရူပံ၊ မည်၏။ သာတရူပံ၊
မည်၏။ ဧတ္ထ တေသ္မိံ ဓမ္မဝိစာရော၊ ဌံ။ သော တဏှာ၊ သည်။ ဝါ၊ ကိ။
ပဟိယမာနာ၊ သော်။ ပဟိယတိ၊ အပ်၏။ ဧတ္ထ တေသ္မိံ ဓမ္မဝိစာရော၊ ဌံ။ နိရုဇ္ဈ-
မာနာ၊ သော်။ နိရုဇ္ဈတိ၊ ၏။ ဘိက္ခဝေ၊ တို့။ ဒုက္ခနိရောဓံ၊ သော။ အရိ-
ယသစ္စံ၊ ကိ။ ဣဒံ၊ ဤ တဏှာ၊ တေဘူမကတရားအပေါင်း၏ ချုပ်ရာ နိဗ္ဗာန်
ဟူ၍။ ဝုစ္စတိ၊ အပ်၏။ တနည်း။ ဘိက္ခဝေ၊ တို့။ ဒုက္ခနိရောဓံ၊ သော။
အရိယသစ္စံ၊ ကိ။ ဣဒံ၊ ဤ တဏှာမှ ထွက်မြောက်သော နိဗ္ဗာန်ပင်တည်းဟူ၍။
ဝုစ္စတိ၊ အပ်၏။

မဂ္ဂသစ္စနိဒ္ဒေသ

၄၀၂။ ဘိက္ခဝေ၊ တို့။ ဒုက္ခနိရောဓဂါမိနိ၊ ဒုက္ခ၏ ကွယ်ပျောက် ချုပ်ငြိမ်း
ရုပ်သိမ်းရာဖြစ်သော နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် သွားရောက်တတ်သော။
ပဋိပဒါ၊ အကျင့်ဟု ဆိုအပ်သော။ သစ္စံ၊ သည်။ ကတမဉ္ဇ၊ နည်း။ အရိယော၊
ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော။ ဝါ၊ ကိလေသာ
တည်းဟူသော ရန်သူ့ဘို့၏ ကင်းကြောင်းဖြစ်သော။ ဝါ၊ အရိယာ၏အဖြစ်ကို
ပြုတတ်သော၊ ဝါ၊ အရိယာ၏အဖြစ်ကို ပြီးစေတတ်သော။ ဝါ၊ ကိလေသာ
မြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူတတ်သော မြတ်စွာဘုရားသည်
ဟောတော်မူအပ်သော။ ဝါ၊ ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေး
စင်ကြယ်တော်မူတတ်သော မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူအပ်
သော။ အဋ္ဌဂီကော၊ ရှစ်ပါးသော အင်္ဂါရှိသော။ အယမေဝ မဂ္ဂေါ၊ ဤမဂ်
သာလျှင်တည်း။ သေယျထိဒံ၊ ထိုအဋ္ဌဂီကမဂ်ဟူသည် အဘယ်နည်း?။ တနည်း။
ဣဒံ အယံ မဂ္ဂေါ၊ ဤအဋ္ဌဂီကမဂ်ဟူသည်။ သေယျထာ၊ အဘယ်နည်း။ တနည်း။
(သော မဂ္ဂေါ၊ ထိုအဋ္ဌဂီကမဂ်ဟူသည်။) သေယျထိဒံ၊ အဘယ်နည်း?။ သေယျ-
ထိဒံ၊ ထိုရှစ်ပါးသောအင်္ဂါတို့ဟူကုန်သည် အဘယ်သည်တို့နည်း?။ တနည်း။
(အဋ္ဌ၊ ရှစ်ပါးကုန်သော။) ဣဒံ ဣမာနိ အင်္ဂါနိ၊ ဤရှစ်ပါးသော အင်္ဂါတို့
ဟူကုန်သည်။ သေယျထာ၊ တို့နည်း?။

တနည်း။ (အဋ္ဌ၊ ကုန်သော။ တာနိ အင်္ဂါနိ၊ ထိုအင်္ဂါတို့ဟူကုန်သည်။) သေယျ-
ထိဒံ၊ အဘယ်သည်တို့နည်း?။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း။ ဝါ၊ မဖောက်
မပြန် ဟုတ်မှန်စွာ လေးပါးသော သစ္စာကို သိမြင်တတ်သောဉာဏ်လည်းကောင်း။

သမ္မာသင်္ကပ္ပေါ၊ သမ္မာသင်္ကပ္ပလည်းကောင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်စွာ ကြံတတ်သော ဝိတက်လည်းကောင်း။ သမ္မာဝါစာ၊ သမ္မာဝါစာလည်းကောင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်စွာ ပြောဆိုကြောင်းဖြစ်သော ဝိရတိလည်းကောင်း။ သမ္မာကမ္မာန္တော၊ သမ္မာကမ္မန္တလည်းကောင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်စွာ ပြုကြောင်းဖြစ်သော ဝိရတိလည်းကောင်း။ သမ္မာအာဇီဝေါ၊ သမ္မာအာဇီဝလည်းကောင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်စွာ အသက်မွေးကြောင်းဖြစ်သော ဝိရတိလည်းကောင်း။ သမ္မာဝါယာမော၊ သမ္မာဝါယာမလည်းကောင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်စွာ အားထုတ်တတ်သော ဝီရိယလည်းကောင်း။ သမ္မာသတိ၊ သမ္မာသတိလည်းကောင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်စွာ အောက်မေ့တတ်သော သတိလည်းကောင်း။ သမ္မာသမာဓိ၊ သမ္မာသမာဓိလည်းကောင်း။ ဝါ၊ မဖောက်မပြန် ဟုတ်မှန်စွာ စိတ်ကို ကောင်းစွာ အာရုံ၌ ထားတတ်သော ကေဂ္ဂတာလည်းကောင်း။ ဣတိ အယံ၊ ဤသည်ပင်တည်း။ [ပဌမနည်းနှင့် အညီ ပြန်၍ စပ်သည်။] ဣတိ ဣမာနိ၊ ဤသည်တို့ပင်တည်း။ [ဒုတိယနည်းနှင့် အညီ ပြန်၍ စပ်သည်။]

ဘိက္ခုဝေ၊ တို့။ သမ္မာဒိဋ္ဌိ၊ သည်။ ကတမာ စ၊ နည်း?။ ဒုက္ခေ၊ ဒုက္ခသစ္စာ၌။ ပဝတ္တံ၊ သော။ (ထည့်စပ်သည်။) ယံ ဉာဏံ၊ အကြင်ဉာဏ်သည်လည်းကောင်း။ ဒုက္ခသမုဒယေ၊ ဒုက္ခ၏ ကြွင်းသောအကြောင်းနှင့် ပေါင်းဆုံမိသည်ရှိသော် ဖြစ်ကြောင်းဖြစ်ရာဖြစ်သော သမုဒယသစ္စာ၌။ (ပဝတ္တံ၊ သော။) ယံ ဉာဏံ၊ သည်လည်းကောင်း။ ဒုက္ခနိရောဓေ၊ ဒုက္ခ၏ ကွယ်ပျောက် ချုပ်ငြိမ်း လက်စသိမ်းရာဖြစ်သော နိရောဓသစ္စာ၌။ (ပဝတ္တံ၊ သော။) ယံ ဉာဏံ၊ သည်လည်းကောင်း။ ဒုက္ခနိရောဓဂါမိနိယာ၊ ဒုက္ခ၏ ကွယ်ပျောက် ချုပ်ငြိမ်း လက်စသိမ်းရာဖြစ်သော နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် သွားရောက်တတ်သော။ ပဋိပဒါယ၊ အကျင့် ဟု ဆိုအပ်သော မဂ္ဂသစ္စာ၌။ (ပဝတ္တံ၊ သော။) ယံ ဉာဏံ၊ သည်လည်းကောင်း။ (အတ္ထံ၊ ဤ။) ဘိက္ခုဝေ၊ တို့။ အယံ၊ ဤစတုသစ္စဉာဏ်ကို။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိ ဟူ၍။ ဝုတ္တံ၊ အပ်၏။

ဘိက္ခုဝေ၊ တို့။ သမ္မာသင်္ကပ္ပေါ၊ သည်။ ကတမော စ၊ နည်း?။ နေက္ခမ္မသင်္ကပ္ပေါ၊ နေက္ခမ္မသင်္ကပ္ပသည်လည်းကောင်း။ ဝါ၊ ကာမစွန္ဒန္တမှ ထွက်မြောက်တတ်သော သင်္ကပ္ပသည်လည်းကောင်း။ အဗျာပါဒသင်္ကပ္ပေါ၊ အဗျာပါဒသင်္ကပ္ပသည်လည်းကောင်း။ ဝါ၊ ဟိတ၊ သူ့ကို ဖျက်ဆီးတတ်သော ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာနှင့် ယှဉ်သော သင်္ကပ္ပသည်လည်းကောင်း။ အဝိဟိ သာသင်္ကပ္ပေါ၊ အဝိဟိ သာသင်္ကပ္ပသည်လည်းကောင်း။ ဝါ၊ နိပိစက်ညွှန်းဆဲကြောင်းဖြစ်သော ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော ကရုဏာနှင့်

ယှဉ်သော သင်္ကပ္ပသည်လည်းကောင်း။ (အတ္တိ၊ ဇာ။) ဘိက္ခဝေ၊ တို့။ အယံ၊ ဤသုံးပါးသော သင်္ကပ္ပကို။ သမ္မာသင်္ကပ္ပေါ၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။

ဘိက္ခဝေ၊ တို့။ သမ္မာဝါစာ၊ သည်။ ကတမာ စ၊ နည်း?။ မုသာဝါဒါ၊ မုသာဝါဒမှ။ ဝါ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂဖြင့် သိစေခြင်းမှ။ ဝါ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂဖြင့် သိစေကြောင်းဖြစ်သော စေတနာမှ။ ဝါ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို ဖြစ်စေခြင်းမှ။ ဝါ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို ဖြစ်စေကြောင်းဖြစ်သော စေတနာမှ။ ဝါ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောဝတ္ထုကို ဟုတ်မှန်သောအားဖြင့် ပြောဆိုခြင်းမှ။ ဝါ၊ မဟုတ်မှန်သောဝတ္ထုကို ဟုတ်မှန်သောအားဖြင့် ပြောဆိုကြောင်းဖြစ်သော စေတနာမှ။ ဝေရမဏိ၊ မုသာဝါဒစေတနာတည်းဟူသောရန်ကို ဖျက်ဆီးတတ်သော ဝိရတိသည်လည်းကောင်း။ တနည်း။ ဝေရမဏိ၊ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည်လည်းကောင်း။

ပိသုဏာယ ဝါစာယ၊ ပိသုဏာဝါစာမှ။ ဝါ၊ မိမိကို ချစ်အပ်သည်၏အဖြစ်ကို ပြုတတ်၊ တပါးသောသူကို ချစ်အပ်သည်၏အဖြစ်မှ ကင်းဆိတ်သည်ကို ပြုတတ်သော စကားမှ။ ဝါ၊ မိမိကို ချစ်အပ်သည်၏အဖြစ်ကို ပြုတတ်၊ တပါးသောသူကို ချစ်အပ်သည်၏အဖြစ်မှ ကင်းဆိတ်သည်ကို ပြုတတ်သောစကားကို ပြောဆိုခြင်းမှ။ ဝါ၊ မိမိကို ချစ်အပ်သည်၏အဖြစ်ကို ပြုတတ်၊ တပါးသောသူကို ချစ်အပ်သည်၏အဖြစ်မှ ကင်းဆိတ်သည်ကို ပြုတတ်သောစကားကို ပြောဆိုကြောင်းဖြစ်သော စေတနာမှ။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသား၏ချစ်ခြင်းကို မှန်မှန်ညက်ညက်ကြိတ်ချေတတ်သော စကားမှ။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသား၏ ချစ်ခြင်းကို မှန်မှန်ညက်ညက် ကြိတ်ချေတတ်သော စကားကို ပြောဆိုခြင်းမှ။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသား၏ ချစ်ခြင်းကို မှန်မှန်ညက်ညက် ကြိတ်ချေတတ်သော စကားကို ပြောဆိုကြောင်းဖြစ်သော စေတနာမှ။ ဝေရမဏိ၊ ပိသုဏာဝါစာ စေတနာတည်းဟူသော ရန်ကို ဖျက်ဆီးတတ်သော ဝိရတိသည်လည်းကောင်း။ တနည်း။ ဝေရမဏိ၊ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည်လည်းကောင်း။

ဖရုသာယ ဝါစာယ၊ ဖရုသာဝါစာမှ။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသားကို လှသွားကဲ့သို့ ကြမ်းတမ်းသည်ကို ပြုတတ်သော စကားမှ။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသားကို လှသွားကဲ့သို့ ကြမ်းတမ်းသည်ကို ပြုတတ်သော စကားကို ပြောဆိုခြင်းမှ။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသားကို လှသွားကဲ့သို့ ကြမ်းတမ်းသည်ကို ပြုတတ်သော စကားကို ပြောဆိုကြောင်းဖြစ်သော စေတနာမှ။ ဝါ၊ တပါးသောသူ

ကို ပူလောင်စေတတ်သော စကားမှ။ ဝါ၊ တပါးသောသူကို ပူလောင်စေတတ်သော စကားကို ပြောဆိုခြင်းမှ။ ဝါ၊ တပါးသောသူကို ပူလောင်စေတတ်သော စကားကို ပြောဆိုကြောင်းဖြစ်သော စေတနာမှ။ ဝေရမဏိ၊ ဖရုသဝါစာ စေတနာတည်းဟူသောရန်ကို ဖျက်ဆီးတတ်သော ဝိရတိသည်လည်းကောင်း။ တနည်း။ ဝေရမဏိ၊ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည်လည်းကောင်း။

* သမ္မပ္ပလာပါ၊ သမ္မပ္ပလာပမှ။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို ပြင်းစွာဖျက်ဆီးတတ်သော အကျိုးမဲ့ အနက်စကားမှ။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို ပြင်းစွာဖျက်ဆီးတတ်သော အကျိုးမဲ့ အနက်စကားကို ပြောဆိုခြင်းမှ။ ဝါ၊ မိမိ၊ သူတပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို ပြင်းစွာ ဖျက်ဆီးတတ်သော အကျိုးမဲ့ စကားကို ပြောဆိုကြောင်းဖြစ်သော စေတနာမှ။ ဝေရမဏိ၊ သမ္မပ္ပလာပစေတနာတည်းဟူသောရန်ကို ဖျက်ဆီးတတ်သော ဝိရတိသည်လည်းကောင်း။ တနည်း။ ဝေရမဏိ၊ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည်လည်းကောင်း။ (အတ္ထိ၊ ။) ဘိက္ခဝေ၊ တို့။ အယံ၊ ဤလေးပါးသော ဝစီဒုစရိုက်မှ ရှောင်ကြဉ်ကြောင်း ဖြစ်သော ဝိရတိကို။ သမ္မာဝါစာ၊ သမ္မာဝါစာဟူ၍။ ဝုစ္စတိ၊ အပ်၏။

ဘိက္ခဝေ၊ တို့။ သမ္မာကမ္မန္တာ၊ သည်။ ကတမော စ၊ နည်း။ ပါဏာတိပါတာ၊ ပါဏာတိပါတမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို လျှင်စွာ ချခြင်းမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို လျှင်စွာချကြောင်းဖြစ်သော စေတနာမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို လျှင်စွာကျစေခြင်းမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို လျှင်စွာကျစေကြောင်းဖြစ်သော စေတနာမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို ထားလက်နက်တို့ဖြင့် လွှမ်းမိုး၍ ချခြင်းမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို ထားလက်နက်တို့ဖြင့် လွှမ်းမိုး၍ ချကြောင်းဖြစ်သော စေတနာမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို လွှမ်းမိုး၍ ကျစေခြင်းမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို ထားလက်နက်တို့ဖြင့် လွှမ်းမိုး၍ ကျစေကြောင်း စေတနာမှ။ ဝေရမဏိ၊ ပါဏာတိပါတ စေတနာတည်းဟူသောရန်ကို ဖျက်ဆီးတတ်သော ဝိရတိသည်လည်းကောင်း။ တနည်း။ ဝေရမဏိ၊ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည်လည်းကောင်း။

အဒိန္နာဒါနာ၊ အဒိန္နာဒါနမှ။ ဝါ၊ အရှင်တို့သည် ကိုယ်၊ နှုတ်ဖြင့် မပေးအပ်သော လူဇာတ်ရှိသောသူ၏ ဥစ္စာကို ခိုးယူခြင်းမှ။ ဝါ၊ အရှင်သည် ကိုယ်၊ နှုတ်ဖြင့် မပေးအပ်သော လူဇာတ်ရှိသောသူ၏ ဥစ္စာကို ခိုးယူကြောင်းဖြစ်သော

စေတနာမှ။ ဝေရမဏိ၊ အဒိန္နာဒါနစေတနာတည်းဟူသောရန်ကို ဖျက်ဆီးတတ်
သော ဝိရတိသည်လည်းကောင်း။ တနည်း။ ဝေရမဏိ၊ ရှောင်ကြဉ်ကြောင်းဖြစ်
သော ဝိရတိသည်လည်းကောင်း။

ကာမေသုမိစ္ဆာစာရာ၊ ကာမေသုမိစ္ဆာစာရမှ။ ဝါ၊ ဝတ္ထုကာမတို့၌ ကိလေ
သာကာမ၏အစွမ်းအားဖြင့် မှားမှားယွင်းယွင်း ကျင့်ခြင်းမှ။ ဝါ၊ ဝတ္ထုကာမ
တို့၌ ကိလေသာကာမ၏ အစွမ်းအားဖြင့် မှားမှားယွင်းယွင်း ကျင့်ကြောင်းဖြစ်
သော စေတနာမှ။ ဝေရမဏိ၊ ကာမေသုမိစ္ဆာစာရတည်းဟူသောရန်ကို ဖျက်ဆီး
တတ်သော ဝိရတိသည်လည်းကောင်း။ တနည်း။ ဝေရမဏိ၊ ရှောင်ကြဉ်ကြောင်း
ဖြစ်သော ဝိရတိသည်လည်းကောင်း။ (အတ္တိ၊ ၏။) ဘိက္ခဝေ၊ တို့။ အယံ၊
ဤသုံးပါးသော ကာယဒုစရိုက်မှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိကို။
သမ္မာကမ္မန္တော၊ သမ္မာကမ္မန္တဟူ၍။ ဝုစ္စတိ၊ ၏။

ဘိက္ခဝေ၊ တို့။ သမ္မာအာဇီဝေါ၊ သည်။ ကတမော စ၊ နည်း။ ဘိက္ခဝေ၊
တို့။ ဣဓ ဣမသ္မိံ သာသနေ၊ ၌။ အရိယသာဝကော၊ အရိယသာဝကသည်။
ဝါ၊ ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော ဝါဘုရား၏
တပည့်သည်။ မိစ္ဆာအာဇီဝံ၊ မိစ္ဆာအာဇီဝကို။ ဝါ၊ ချွတ်ယွင်းဖောက်ပြန်
မဟုတ်မမှန်သော အသက်မွေးခြင်းကို။ ဝါ၊ မြတ်စွာဘုရားသည် ကဲ့ရဲ့အပ်သော
အသက်မွေးခြင်းကို။ ပဟာယ၊ ပယ်စွန့်၍။ သမ္မာအာဇီဝေန၊ သမ္မာအာဇီဝဖြင့်။
ဝါ၊ မဖောက်မပြန် ဟုတ်မှန်သော အသက်မွေးခြင်းဖြင့်။ ဝါ၊ မြတ်စွာဘုရား
သည် ချီးမွမ်းအပ်သော အသက်မွေးခြင်းဖြင့်။ ဇီဝိတံ၊ အသက်မွေးခြင်းကို။
ကပေတိ၊ ၏။ ဘိက္ခဝေ၊ တို့။ အယံ၊ ဤသမ္မာအာဇီဝဖြင့် အသက်မွေးကြောင်း
ဖြစ်သော လေးပါးသောဝစီဒုစရိုက်၊ သုံးပါးသော ကာယဒုစရိုက်မှ ရှောင်ကြဉ်
ကြောင်းဖြစ်သော ဝိရတိကို။ သမ္မာအာဇီဝေါ၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။

ဘိက္ခဝေ၊ တို့။ သမ္မာဝါယာမော၊ သည်။ ကတမော စ၊ နည်း။ ဘိက္ခဝေ၊
တို့။ ဣဓ ဣမသ္မိံ သာသနေ၊ ၌။ ဘိက္ခု၊ ရဟန်းသည်။ ဝါ၊ သံသရာဘေးကို
ရှုလေ့ရှိလော သူတော်ကောင်းသည်။ အနုပ္ပန္နာနံ၊ မပြတ်မလပ်မဖြစ်ခြင်း၊ မခံ
စားအပ်ဘူးသောအာရုံ၏ အစွမ်းအားဖြင့် မဖြစ်ဘူးကုန်သော။ ဝါ၊ ပြစ်ပြီးသော
အကုသိုလ်နှင့် မတူကုန်သော။ ပါပကာနံ၊ ယုတ်မာကုန်သော။ အကုသလာနံ၊
အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ အနုပ္ပါဒါယ၊ မဖြစ်ခြင်းငှါ၊ ဆန္ဒ။
ကတ္ထုကမ္ပတာ ကုသလစ္စန္ဒကို။ ဇနေတိ၊ ဖြစ်စေ၏။ ဝါယမတိ၊ အားထုတ်၏။
ဝါ၊ လုံ့လပြု၏။ ဝီရိယံ၊ ဝီရိယကို။ ဝါ၊ ရဲရင့်သောပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော
လုံ့လကို။ ဝါ၊ အစီအရင်အားဖြင့် ဖြစ်စေအပ်သောလုံ့လကို။ အာရဘတိ၊ အား
ထုတ်၏။ စိတ္တံ၊ ကုသိုလ်စိတ်ကို။ ပဂ္ဂဏာတိ၊ ချီးမြှောက်၏။ ပဒဟတိ၊ အပြား
အားဖြင့် အားထုတ်၏။ ဥပ္ပန္နာနံ၊ မပြတ်မလပ်ဖြစ်ခြင်း၊ ခံစားအပ်ဘူးသော

အာရုံ၏အစွမ်းအားဖြင့် ဖြစ်ဘူးကုန်သော။ ဝါ၊ ဖြစ်ဘူးသော အကုသိုလ်နှင့် တူကုန်သော။ ပါပကန်၊ ကုန်သော။ အကုသလာန်၊ ကုန်သော။ ဓမ္မာန်၊ တို့ကို။ ပဟာနာယ၊ ပယ်စွန့်ခြင်းငှါ။ ဆန္ဒ၊ ကို။ ဇနေတိ၊ ၏။ ဝါယမတိ၊ ၏။ ဝီရိယံ၊ ကို။ အာရဘတိ၊ ၏။ စိတ္တံ၊ ကို။ ပဂ္ဂဏှာတိ၊ ၏။ ပဒဟတိ၊ ၏။ အနုပုန္ဓာန်၊ မဖြစ်ဘူးကုန်သော။ ကုသလာန်၊ ကုန်သော။ ဓမ္မာန်၊ ဥတ္တရိမနုဿဓမ္မတရားတို့ ၏။ ဥပ္ပါဒါယ၊ ငှါ။ ဆန္ဒ၊ ကို။ ဇနေတိ၊ ၏။ ဝါယမတိ၊ ၏။ ဝီရိယံ၊ ကို။ အာရဘတိ၊ ၏။ စိတ္တံ၊ ကို။ ပဂ္ဂဏှာတိ၊ ၏။ ပဒဟတိ၊ ၏။ ဥပုန္ဓာန်၊ ဖြစ်ဘူး ကုန်သော။ ဝါ၊ ဖြစ်ဘူးသောကုသိုလ်နှင့်တူကုန်သော။ ကုသလာန်၊ ကုန်သော။ ဓမ္မာန်၊ တို့၏။ ဌိတိယာ၊ ဖြစ်ခြင်းအစဉ်အားဖြင့် တည်ခြင်းငှါ။ အသမ္မော သာယ၊ မပျောက်ပျက်ခြင်းငှါ။ ဘိယျောဘာဝါယ၊ လွန်စွာတိုးပွားခြင်းငှါ။ ဝေပုလ္လာယ၊ ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှါ။ ဘာဝနာယ၊ ၏။ ဝါ၊ ပွားစေခြင်း၏။ ပါရိပူရိယာ၊ ပြည့်စုံလုံလောက်ခြင်းငှါ။ ဆန္ဒ၊ ကို။ ဇနေတိ၊ ၏။ ဝါယမတိ၊ ၏။ ဝီရိယံ၊ ကို။ အာရဘတိ၊ ၏။ စိတ္တံ၊ ကို။ ပဂ္ဂဏှာတိ၊ ၏။ ပဒဟတိ၊ ၏။ ဘိက္ခဝေ၊ တို့။ အယံ၊ ဤလေးပါးသော အင်္ဂါရှိသော သမ္ပပုဓာန် လုံလက်ကို။ သမ္မာဝါယာမော၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။

ဘိက္ခဝေ၊ တို့။ သမ္မာသတိ၊ သည်။ ကတမာ စ၊ နည်း။ ဘိက္ခဝေ၊ တို့။ ဣဓ ဣမသ္မိံ သာသနေ၊ ဌ်။ ဘိက္ခု၊ သည်။ အာတာပီ၊ ကိလေသာကို ပြင်း စွာပူပန်စေတတ်သော သမ္ပပုဓာန်လုံလက်ရှိသည်။ သမ္ပဇာနော၊ ကောင်းစွာအပြား အားဖြင့် သိတတ်သော ဉာဏ်ပညာရှိသည်။ သတိမာ၊ အောက်မေ့တတ်သော သတိရှိသည်။ (ဟုတော၊ ၍။) လောကော၊ ရူပကာယဟုဆိုအပ်သော လောက၌။ အဘိဇ္ဈာဒေါမနဿံ၊ အဘိဇ္ဈာဒေါမနဿကို။ ဝါ၊ တပါးသောသူ၏ စည်းစိမ်ကို ရှေးရှုတတ်သော လောဘ၊ မကောင်းသောစိတ်ရှိသူ၏ ဖြစ်ကြောင်း၊ ဖြစ်ရာ ဖြစ်သော စေတသိကဒုက္ခဝေဒနာကို။ ဝိနေယျ၊ ပယ်ဖျောက်၍။ ကာယေ၊ ရူပကာယ၌။ ကာယာနုပဿိ၊ ရူပကာယဟု အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။ ဝါ၊ ရူပကာယကို အဖန်ဖန် ရှုတတ်သည်။ (ဟုတော၊ ၍။) ဝိဟရတိ၊ ၏။ အာတာပီ၊ သည်။ သမ္ပဇာနော၊ သည်။ သတိမာ၊ သည်။ (ဟုတော၊ ၍။) လောကော၊ ဝေဒနာဟုဆိုအပ်သော လောက၌။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျ၊ ၍။ ဝေဒနာသု၊ တို့၌။ ဝေဒနာနုပဿိ၊ သည်။ (ဟုတော၊ ၍။) ဝိဟရတိ၊ ၏။ အာတာပီ၊ သည်။ သမ္ပဇာနော၊ သည်။ သတိမာ၊ သည်။ (ဟုတော၊ ၍။) လောကော၊ စိတ်ဟုဆိုအပ်သောလောက၌။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျ၊ ၍။ စိတ္တော၊ ဌ်။ စိတ္တာနုပဿိ၊ သည်။ (ဟုတော၊ ၍။) ဝိဟရတိ၊ ၏။ အာတာပီ၊ သည်။ သမ္ပဇာနော၊ သည်။ သတိမာ၊ သည်။ (ဟုတော၊ ၍။) လောကော၊ မွေဟုဆိုအပ်သော လောက၌။ အဘိဇ္ဈာဒေါမနဿံ၊

ကို။ ဝိဝေဒနယျ၊ ရှိ။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿီ၊ သည်။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊
၏။ ဘိက္ခဝေ၊ တို့။ အယံ၊ ဤလေးပါးသော အင်္ဂါရှိသော သတိပဋ္ဌာန်ကို။
သမ္မာသတိ၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။

ဘိက္ခဝေ၊ တို့။ သမ္မာသမာဓိ၊ သည်။ ကတမော စ၊ နည်း။ ဘိက္ခဝေ၊ တို့။
ဣဒ ဣဒဿိ လောကေ၊ ၌။ ဘိက္ခု၊ သည်။ ကာမေဟိ၊ တို့မှ။ ဝိဝိဇ္ဇေဝ၊ ရှိသာ
လျှင်။ အကုသလေဟိ၊ ကုန်သော။ ဓမ္မေဟိ၊ တို့မှ။ ဝိဝိဇ္ဇ ဝေ၊ ရှိသာလျှင်။
သဝိတက္ကံ၊ သော။ သဝိစာရံ၊ သော။ ဝိဝေကဇံ၊ သော။ ပီတိ သုခံ၊ သော။
တနည်း။ ဝိဝေကဇံ ငီတိသုခံ၊ သော။ ပဌမံ၊ သော။ ဈာနံ၊ သို့။ ဥပသမ္ပဇ္ဇ၊ ရှိ။
ဝိဟရတိ၊ ၏။ ဝိတက္ကဝိစာရာနံ၊ တို့၏။ ဝူပသမာ၊ ကြောင့်။ အဇ္ဈတ္တံ၊ သော။
သမ္မသာဒနံ၊ သော။ စေတသော၊ ၏။ ဧကောဒိဘာဝံ၊ သော။ တနည်း။ စေတ-
သော၊ ကို။ သမ္မသာဒနံ၊ သော။ ဧကောဒိဘာဝံ၊ သော။ အဝိတက္ကံ၊ သော။
အဝိစာရံ၊ သော။ သမာဓိဇံ၊ သော။ ပီတိသုခံ၊ သော။ တနည်း။ သမာဓိဇံ ပီတိ-
သုခံ၊ သော။ ဒုတိယံ၊ သော။ ဈာနံ၊ ကို။ ဥပသမ္ပဇ္ဇ၊ ရှိ။ ဝိဟရတိ၊ ၏။ ပီတိ-
ယာ၊ ကို။ ဝိရာဂါ စ၊ ကြောင့်လည်းကောင်း။ ပီတိယာ၊ ၏။ ဝူပသမာ စ၊
ကြောင့်လည်းကောင်း။ တနည်း။ ပီတိယာ၊ ကို။ ဝိရာဂါ စ၊ လွန်မြောက်ခြင်း
ကြောင့်လည်းကောင်း။ ဝိတက္ကဝိစာရာနံ၊ တို့၏။ ဝူပသမာ စ၊ ကြောင့်လည်း
ကောင်း။ ဥပေက္ခကော စ၊ သည်လည်း။ (ဟုတွာ၊ ရှိ။) ဝိဟရတိ၊ ၏။ သတော၊
သည်။ (ဟုတွာ) စ၊ ရှိလည်းကောင်း။ သမ္မဇောနေော၊ သည်။ (ဟုတွာ) စ၊
ရှိလည်းကောင်း။ သုခဉ္စ၊ ကိုလည်း။ ကာယေန၊ ဖြင့်။ ပဋိသံဝေဒေတိ၊ ၏။ ယံ
တတိယဈာနံ၊ ကြောင့်။ တံ တတိယဈာနသမင်္ဂိပုဂ္ဂလံ၊ ကို။ အရိယာ၊ တို့သည်။
အာစိက္ခန္တိ၊ ကုန်၏။ ကိံ၊ သို့။ အာစိက္ခန္တိ၊ ကုန်သနည်း?။ (“အယံ ပုဂ္ဂလော၊
သည်။ ဥပေက္ခကော၊ သည်။ သတိမာ၊ သည်။ (ဟုတွာ၊ ရှိ။) သုခဝိဟာရီ၊
ပေတည်း”။ တနည်း။ (“အယံ ပုဂ္ဂလော၊ သည်။) ဥပေက္ခကော၊ ပေ။ သတိ-
မာ၊ သူပေ။ သုခဝိဟာရီ၊ သူပေ”။ ဣတိ၊ သို့။ အာစိက္ခန္တိ၊ ကုန်၏။ တတိယံ၊
သော။ တံ ဈာနံ၊ သို့။ ဥပသမ္ပဇ္ဇ၊ ရှိ။ ဝိဟရတိ၊ ၏။ ပုဗ္ဗေဝ၊ စတုတ္ထဈာန်ကို
မရမီ ရှေးအဘို့ဖြစ်သော လေးပါးသော ဈာန်တို့၏ ဥပစာရခဏ၌သာလျှင်။
သုခဿ၊ ကို။ ပဟာနာ စ၊ ကြောင့်လည်းကောင်း။ ဒုက္ခဿ၊ ကို။ ပဟာနာ
စ၊ ကြောင့်လည်းကောင်း။ သောမနဿဒေါမနဿာနံ၊ တို့၏။ အတ္ထင်္ဂမာ စ၊
ကြောင့်လည်းကောင်း။ အဒုက္ခမသုခံ၊ ဒုက္ခလည်းမဟုတ်၊ သုခလည်းမဟုတ်
သော။ ဥပေက္ခာသတိပါရိသုဒ္ဓိံ၊ သော။ စတုတ္ထံ၊ သော။ ဈာနံ၊ ကို။ ဥပ-
သမ္ပဇ္ဇ၊ ရှိ။ ဝိဟရတိ၊ ၏။ ဘိက္ခဝေ၊ တို့။ အယံ၊ ဤလေးပါးသော ဈာန-
သမာဓိကို။ သမ္မာသမာဓိ၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။ ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤမဂ္ဂ

ရွှစ်ပါးကို။ ဒုက္ခနိရောဓဂါမိနိ၊ သော။ ပဋိပဒါ၊ သော။ အရိယယစ္စံ၊ ဟူ၍။
ဝုစ္စတိ၊ အပ်၏။

၄၀၃။ ဣတိ၊ သို့။ အဇ္ဈတ္တံ၊ ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌သော်လည်း။
ဓမ္မာနုပဿိ၊ သည်။ (ဟုတော၊ ၍။) ဝိဟရတိ၊ ၏။ ဗဟိဒ္ဓါ၊ ကုန်သော။
ဓမ္မေသု ဝါ၊ တို့၌သော်လည်း။ ဓမ္မာနုပဿိ၊ သည်။ ဟုတော၊ ၍။) ဝိဟရတိ၊
၏။ အဇ္ဈတ္တဗဟိဒ္ဓါ၊ ကုန်သော။ ဓမ္မေသု ဝါ၊ တို့၌သော်လည်း။ ဓမ္မာနုပဿိ၊
သည်။ (ဟုတော၊ ၍။) ဝိဟရတိ၊ ၏။ ဓမ္မေသု၊ တို့၌။ သမုဒယဓမ္မာနုပဿိ၊ သည်။
(ဟုတော) ဝါ၊ ၍သော်လည်း။ ဝိဟရတိ၊ ၏။ ဓမ္မေသု၊ တို့၌။ ဝယဓမ္မာနုပဿိ၊
သည်။ (ဟုတော) ဝါ၊ ၍သော်လည်း။ ဝိဟရတိ၊ ၏။ ဓမ္မေသု၊ တို့၌။ သမုဒယ-
ဝယဓမ္မာနုပဿိ၊ သည်။ (ဟုတော) ဝါ၊ ၍သော်လည်း။ ဝိဟရတိ၊ ၏။ ဝါ
ပန၊ ပါး။ ‘ဓမ္မာ၊ လေးပါးသော သစ္စာတရားတို့သည်သာ။ အတ္ထိ၊
ရှိကုန်၏။ (အညော၊ သစ္စာတရားတို့မှ တပါးသော သတ္တ၊ ပုဂ္ဂလ၊
ဣတ္ထိ၊ ပုရိသ၊ အတ္တ၊ အတ္တနိယသည်။ န အတ္ထိ၊ မရှိ။)’ ဣတိ၊ သို့။ အဿ
ဘိက္ခုနော၊ အား။ သတိ၊ သည်။ ပစ္စုပဋိတာ၊ သည်။ ဟောတိ၊ ၏။ (သာ
သတိ၊ သည်။) ယာဝဒေဝ ဉာဏမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ယာဝ-
ဒေဝ ပဋိဿတိမတ္တာယ၊ ငှါသာလျှင်လည်းကောင်း။ ဟောတိ၊ ၏။ အနိဿိ-
တော စ၊ သည်သာလျှင်။ (ဟုတော၊ ၍။) ဝိဟရတိ၊ ၏။ လောကော ၌။ ကိဉ္စိ၊
ကို။ န စ ဥပါဒိယတိ၊ သည်သာ။ ဘိက္ခဝေ၊ တို့။ ဝေမ္ပိ ခေါ၊ သို့သာလျှင်
လည်း။ ဘိက္ခု၊ သည်။ စတူသု၊ ကုန်သော။ အရိယသစ္စေသု၊ အရိယသစ္စာ
ဖြစ်ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ သည်။ (ဟုတော၊ ၍။) ဝိဟရတိ။
၏။ (ဣတိ၊ ဤကား သစ္စပဗ္ဗအပြီးတည်း။)

သစ္စပဗ္ဗံ၊ သစ္စပဗ္ဗသည်။ ဝါ၊ သစ္စာအဆစ်အပိုင်းသည်။ နိဋ္ဌိတံ၊ ပြီ။
ဓမ္မာနုပဿနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။

၄၀၄။ ဘိက္ခဝေ၊ တို့။ ဟိ၊ သတိပဋ္ဌာန်အကျိုး ဖိုလ်နှစ်မျိုးကို အားကိုး
ထိုက်စွာ ကြောင်းအရာဖြင့် ထင်စွာပြတော်မူပေအံ့။ ယော ကောစိ၊ အမှတ်
မထား တပါးပါးသော။ (ပုဂ္ဂလော၊ သည်။) စတ္တာရော၊ ကုန်သော။ ဣမေ
သတိပဋ္ဌာနေ၊ ဤ သတိပဋ္ဌာန်တို့ကို။ ဝါ၊ ဤ သတိသာလျှင်ဖြစ်သော အာရုံသို့
သက်ဝင်၍ တည်တတ်သော တရားတို့ကို။ ဝါ၊ ဤ အောက်မေ့တတ်သည်ဖြစ်၍
အာရုံသို့ သက်ဝင်၍ တည်တတ်သော တရားတို့ကို။ သတ္တဝဿာနိ၊ ခုနစ်နှစ်တို့
ပတ်လုံး။ ဝေ၊ ဤသို့။ ဝါ၊ ဤ ဟောတော်မူအပ်ခဲ့ပြီးသော ဘာဝနာအစဉ်

ဖြင့်။ ဘာဝေယျ၊ ပျားငြားအံ့။ ဝါ၊ ဖြစ်စေငြားအံ့။ တဿ ပုဂ္ဂလဿ၊ သည်။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောဟုဆိုအပ်သော ပစ္စက္ခအတ္တဘောဋ္ဌိသာလျှင်။ “အညာ ဝါ၊ အောက်မဂ်၊ အောက်ဖိုလ်တို့သည် သိအပ်ပြီးသော လေးပါးသော သစ္စာဟူသော အပိုင်းအခြားကို မလွန်မရှ့် သိတတ်သော အရဟတ္တဖိုလ်ကိုသော်လည်းကောင်း။ ဥပါဒိသေသေ၊ ကံ၊ ကိလေသာတို့သည် အကျိုး၏အဖြူဖြင့် ယူအပ်သော ဝိပါက်၊ ကဋ္ဌတ္တာရုပ် အကြွင်းသည်။ သတိ၊ ရှိခဲ့သော်။ အနာဂါမိတာ ဝါ၊ အနာဂါမိ၏အဖြစ်ကို သော်လည်းကောင်း။ ဝါ၊ အနာဂါမိပုဂ္ဂိုလ်၏ ဖြစ်ကြောင်း၊ ဖြစ်ရာဖြစ်သော အနာဂါမိဖိုလ်ကိုသော်လည်းကောင်း”။ (ဣတိ၊ သို့။) ဒိန္နံ၊ ကုန်သော။ ဖလာနံ၊ ဖိုလ်တို့တွင်။ အညတရံ၊ အမှတ်မထား တပါးပါးသော။ ဖလံ၊ ဖိုလ်ကို။ ပါဠိကဓံ၊ အလိုရှိအပ်၏။ ဝါ၊ မချွတ်ဖြစ်လတ္တံ့ ဟု မှတ်အပ်၏။

ဘိက္ခဝေ၊ တို့။ သတ္တဝဿာနိ၊ တို့သည်။ ဝါ၊ တို့ကို။ တိဋ္ဌန္တု၊ တည်စေကုန် ဦး။ ဝါ၊ ထားကုန်ဘိဦး။ ဘိက္ခဝေ၊ တို့။ ဟိ၊ သည်သာမကသေး။ ယော ကောစိ၊ သော။ (ပုဂ္ဂလော၊ သည်။) စတ္တာရော၊ ကုန်သော။ ဣမေ သတိပဋ္ဌာနေ၊ တို့ကို။ ဆဝဿာနိ၊ ခြောက်နှစ်တို့ပတ်လုံး။ ဧဝံ၊ သို့။ ဘာဝေယျ၊ အံ့။ တဿ ပုဂ္ဂလဿ၊ သည်။ ဒိဋ္ဌေဝ ဓမ္မေ၊ ဋ္ဌိသာလျှင်။ “အညာ ဝါ၊ ကိုသော် လည်းကောင်း။ ဥပါဒိသေသေ၊ သည်။ သတိ၊ သော်။ အနာဂါမိတာ ဝါ၊ ကိုသော်လည်းကောင်း”။ (ဣတိ၊ သို့။) ဒိန္နံ၊ ကုန်သော။ ဖလာနံ၊ တို့တွင်။ အညတရံ၊ သော။ ဖလံ၊ ကို။ ပါဠိကဓံ၊ အပ်၏။ ဘိက္ခဝေ၊ တို့။ ဆဝဿာနိ၊ တို့သည်။ တိဋ္ဌန္တု၊ ကုန်ဦး။

ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ ပဉ္စဝဿာနိ၊ တဿ ဒိန္နံ ဖလာနံ အညတရံ ဖလံ ပါဠိကဓံ ဒိဋ္ဌေဝ ဓမ္မေ အညာ သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာ။ တိဋ္ဌန္တု ဘိက္ခဝေ ပဉ္စဝဿာနိ။ပ။ စတ္တာရံ ဝဿာနိ။ပ။ တိဏိ ဝဿာနိ။ပ။ ဒေ ဝဿာနိ။ပ။ ဧကံ ဝဿံ။ပ။

ဘိက္ခဝေ၊ တို့။ ဧကံ ဝဿံ၊ သည်။ တိဋ္ဌတု၊ ဦး။ ဘိက္ခဝေ၊ တို့။ ဟိ၊ သည်သာမကသေး။ ယော ကောစိ၊ သော။ (ပုဂ္ဂလော၊ သည်။) စတ္တာရော၊ ကုန်သော။ ဣမေ သတိပဋ္ဌာနေ၊ တို့ကို။ သတ္တမာသာနိ၊ ခုနစ်လတို့ပတ်လုံး။ ဧဝံ၊ သို့။ ဘာဝေယျ၊ ငြားအံ့။ တဿ ပုဂ္ဂလဿ၊ သည်။ ဒိဋ္ဌေဝ ဓမ္မေ၊ ဋ္ဌိသာလျှင်။ “အညာ ဝါ၊ ကိုသော်လည်းကောင်း။ ဥပါဒိသေသေ၊ သည်။ သတိ၊ သော်။ အနာဂါမိတာ ဝါ၊ ကိုသော်လည်းကောင်း”။ (ဣတိ၊ သို့။) ဒိန္နံ၊ ကုန်သော။ ဖလာနံ၊ တို့တွင်။ အညတရံ၊ သော။ ဖလံ၊ ကို။ ပါဠိကဓံ၊ အပ်၏။

ဘိက္ခုဝေ၊ တို့။ သတ္တမာံသာနိ၊ တို့သည်။ တိဋ္ဌန္တ၊ ကုန်ဦး။ ☸

ယော ဟိ ကောစိ ဘိက္ခုဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ
ဘာဝေယျ ဆ မာသာနိ။ပ။ပဉ္စ မာသာနိ။ပ။စတ္တာရိ မာသာနိ။ပ။
တိဏိ မာသာနိ။ပ။ဒွေ မာသာနိ။ပ။ဧကံ မာသံ။ပ။ အစုမာသံ။ပ။

ဘိက္ခုဝေ၊ တို့။ အစုမာသော၊ လခွဲသည်။ တိဋ္ဌတု၊ ဦး။ ဘိက္ခုဝေ၊ တို့။ ဟိ၊
သေး။ ယော ကောစိ၊ သော။ (ပုဂ္ဂလော၊ သည်။) စတ္တာရော၊ ကုန်သော။
ဣမေ သတိပဋ္ဌာနေ၊ တို့ကို။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ ဧဝံ၊ သို့။ ဘာဝေယျ၊
ဌားအံ့။ တဿ ပုဂ္ဂလဿ၊ သည်။ ဒိဋ္ဌေဝ ဓမ္မေ ဌိသာလျင်။ “အညာ ဝါ၊
ကိုသော်လည်းကောင်း။ ဥပါဒိသေသေ၊ သည်။ သတိ၊ သော်။ အနဂါမိတာ
ဝါ၊ ကိုသော်လည်းကောင်း”။ (ဣတိ၊ သို့။) ဒိန္နံ၊ ကုန်သော။ ဖလာနံ၊ တို့တွင်။
အညတရံ၊ သော။ ဖလံ၊ ကို။ ပါဠိကံ၊ အပ်၏။

၄၀၅။ ကောယနော အယံ ဘိက္ခုဝေ။ပ။ ယဒိဒံ စတ္တာရော သတိပဋ္ဌာ-
နာတိ၊ ကောယနော အယံ ဘိက္ခုဝေ။ပ။ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ
ဟူ၍။ ဣတိ၊ သို့။ ယံ တံ မာတိကာဝစနံ၊ အကြင် မာတိကာစကားကို။
(မယာ၊ ငါဘုရားသည်။) ဝုတ္တံ၊ မူအပ်ပြီ။ ဧတံ မာတိကာဝစနံ၊ ကို။ ဣဒံ
အတ္ထဇာတံ၊ ဤ ဆိုအပ်ပြီးသော အကျယ်ဖြစ်သော ဝိဘင်းအနက်ကို။
ပဋိစ္စံ၊ စွဲ၍။ ဝါ၊ ရည်ရွယ်တော်မူ၍။ ဝုတ္တံ၊ မူအပ်ပြီ။ ဣတိ၊ သို့။ အဝေါစ၊
မူပြီ။ ဘဂဝါ၊ သည်။ ဣဒံ သုတ္တံ၊ ဤ မဟာသတိပဋ္ဌာနသုတ်ကို။ အဝေါစ၊
မူပြီ။ ဧတ ဘိက္ခု၊ တို့သည်။ အတ္ထမနာ၊ ကုန်သည်။ (ဟုတ္တာ၊ ကုန်၍။)
ဘဂဝတော၊ ၏။ ဝါ၊ သည်။ ဘာသိတံ၊ ဟောတော်မူအပ်သော မဟာ-
သတိပဋ္ဌာနသုတ်ကို။ အဘိနန္ဒံ၊ ကုန်ပြီ။ ဣတိ၊ ဤကား မဟာသတိပဋ္ဌာနသုတ်
အပြီးတည်း။

နဝမံ၊ သော။ မဟာသတိပဋ္ဌာနသုတ္တံ၊
သည်။ နိဋ္ဌိတံ၊ ပြီ။

၁၀-ပါယသဒသိသုတ်

၉ (ဝေ မေ သုတ်၊ ဧကံ သမယံ-ဟူသော ပါဠိများကို သီလက္ခန္ဓဝဂ် ဗြဟ္မဇာလသုတ်တွင် အပြည့်အစုံ ယောဇနာခဲ့ပြီ။)။ပ။

၄၀၆။ အာယသ္မာ ကုမာရကဿပေါ၊ အရှင်ကုမာရကဿပသည်။ မဟတာ၊ အရေအတွက်အားဖြင့် များသော။ ဝါ၊ ဂုဏ်အားဖြင့် မြတ်သော။ ဘိက္ခုသံသေန၊ နှင့်။ ပဉ္စမတ္တေဟိ၊ ကုန်သော။ ဘိက္ခုသတေဟိ၊ တို့နှင့်။ တနည်း။ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ တကွ။ ကောသလေသု၊ ကုန်သော။ (ဇနပဒေ ဌိ။) စာရိကံ၊ ကို။ စရမာနော၊ သော်။ ယေန ဌာနေန၊ ဌိ။ သေတဗျာ နာမ၊ သေတဗျအမည်ရှိသော။ ကောသလာနံ၊ ကောသလမင်းတို့၏။ နဂရံ၊ သည်။ (အတ္ထိ၊ ၏။) တံ ဌာနံ၊ ထို သေတဗျမြို့ရှိရာအရပ်သို့။ အဝသရိ၊ မူပြီ။ အာယသ္မာ ကုမာရကဿပေါ၊ သည်။ တတြ တိဿံ သေတဗျာယံ၊ ထိုသေတဗျမြို့၌။ [သုဒံ သဒ္ဓါကား ပဒပူရဏ၊ ပဒါလင်္ကာရမျသာ]။ သေတဗျ၊ သေတဗျမြို့မှ။ ဥတ္တရေန၊ အနီးဖြစ်သော မြောက်အရပ်၌။ သီသပါဝနေ၊ ယင်းတိုက်တော၌။ ဝါ၊ သဇင်တော၌။ ဝါ၊ သော်ကတော၌။ ဝါ၊ သဘောပိတောက်တော၌။ ဝိဟရတိ၊ မူ၏။ ယေန သမယေန၊ ဌိ။ အာယသ္မာ ကုမာရကဿပေါ၊ သည်။ သေတဗျာယံ၊ ဌိ။ သေတဗျ၊ မှ။ ဥတ္တရေန၊ ဌိ။ သီသပါဝနေ၊ ဌိ။ ဝိဟရတိ၊ မူ၏။ (တေန အတွက် အနိယတ်ထည့်ခဲ့သည်)။

တေန ခေါ ပန သမယေန၊ အရှင်ကုမာရကဿပ၏ သေတဗျမြို့ ယင်းတိုက်တောဝယ် နေတော်မူရာ ထိုအခါ၌။ ပါယာသိ၊ ပါယာသိအမည်ရှိသော။ ရာဇညော၊ ရာဇညသည်။ ဝါ၊ မင်းဟူ၍သိအပ်သော အဘိသိက်မသွန်းအပ်သော မင်းသည်။ သတ္တုဿဒံ၊ သတ္တဝါတို့ဖြင့် များသော။ ဝါ၊ များသော သတ္တဝါရှိရာ ဖြစ်သော။ သတိဏကဋ္ဌောဒကံ၊ မြက်၊ ထင်း၊ ရေနှင့် တကွဖြစ်သော။ ဝါ၊ မြက်၊ ထင်း၊ ရေရှိသော။ သဗညံ၊ စပါးနှင့်တကွဖြစ်သော။ ဝါ၊ စပါးရှိသော။ ရာဇဘောဂ္ဂံ၊ မင်းမှရအပ်သော စည်းစိမ်ဖြစ်သော။ ဝါ၊ မင်းဖြစ်၍ ခံစားအပ်သော။ ဝါ၊ မင်းကဲ့သို့ခံစားအပ်သော။ ပသေနဒီနာ၊ ပသေနဒီအမည်ရှိသော။ ကောသလေန၊ ကောသလတိုင်းကို အစိုးရသော။ ရညာ၊ သည်။ ဒိန္နံ၊ ပေးအပ်သော။ ရာဇဒါယံ၊ မင်း၏အမွေအနှစ်ဖြစ်သော။ ဝါ၊ မင်းသည် ပေးအပ်သော။ ဗြဟ္မဒေယံ၊ မြတ်သောပေးခြင်းဖြင့် ပေးအပ်သော။ ဝါ၊ မြတ်သည်ကိုပြု၍

ပေးအပ်သော။ သေတဗျံ၊ ကိ။ အဇ္ဈာဝသတိ၊ စိုးအပ်သမှု ပိုင်းခြားပြု၍ နေ၏။
တနည်း။ သေတဗျံ အဓိ၊ သေတဗျအမည်ရှိသောမြို့၌။ အာဝသတိ၊
ပိုင်းခြား၍ နေ၏။

ပါယာသိရာဇညဝတ္ထု

၄၀၇။ တေန ခေါ ပန သမယေန၊ ပါရာသိရာဇည၏ သေတဗျမြို့၌ ပိုင်းခြား
၍နေရာ ထိုအခါ၌။ ပါယာသိဿ၊ သော။ ရာဇညဿ၊ အား။ ဝေရူပံ၊ ဤသို့
သဘောရှိသော။ ပါပကံ၊ ယုတ်မာသော။ ဒိဋ္ဌိဂတံ၊ မိစ္ဆာအယူသည်။ ဝါ၊
မိစ္ဆာအယူ၏ ဖြစ်ခြင်းမျှသည်။ ဥပ္ပန္နံ၊ ဖြစ်သည်။ ဟောတိ၊ ၏။ ကိဝရူပံ၊ အဘယ်
သို့ သဘောရှိသော။ ပါပကံ၊ သော။ ဒိဋ္ဌိဂတံ၊ သည်။ ဥပ္ပန္နံ၊ သည်။ ဟောတိ။
နည်း။ “ဣတိပိ၊ ဤအကြောင်းကြောင့်လည်း။ ပရော လောကော၊ တမလ္လန္တ
လောကသည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကပ်၍ဖြစ်တတ်ကုန်သော။ ဝါ၊ ပဋိ-
သန္ဓေနေကြကုန်သော။ သတ္တာ၊ ထိုသည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကောင်း
စွာပြုအပ်၊ မကောင်းသဖြင့် ပြုအပ်ကုန်သော။ ကမ္မာနံ၊ ကုသိုလ်ကံ၊ အကုသိုလ်
ကံတို့၏။ ဖလံ၊ အကျိုးဆက်သည်။ ဝိပါကော၊ အကျိုးရင်းသည်။ နတ္ထိ၊ မရှိ”။
ဣတိ ဝေရူပံ၊ သော။ ပါပကံ၊ သော။ ဒိဋ္ဌိဂတံ၊ သည်။ ဥပ္ပန္နံ၊ သည်။ ဟောတိ၊
၏။ သေတဗျကာ၊ သေတဗျမြို့၌ နေကြကုန်သော။ ဗြဟ္မဏဂဟပတိကာ၊
ပုဏ္ဏား၊ အိမ်ရှင်သူကြွယ်တို့သည်။ အသောသံ၊ ကုန်ပြီ။ တနည်း။ အသောသံ
ခေါ၊ ကုန်သည်သာ။ ကိံ၊ သို့။ အသောသံ၊ ကုန်သနည်း။ “ဘော၊ အိုအချင်း
တို့။ ဂေါတမဿ၊ ဂေါတမအနွယ်ရှိတော်မူသော။ သမဏဿ၊ ရဟန်း၏။
တနည်း။ သမဏဿ ဂေါတမဿ၊ ရဟန်းဂေါတမ၏။ သာဝကော၊ တပည့်ဖြစ်
သော။ ကုမာရကဿပေါ၊ သော။ သမဏော၊ သည်။ မဟတာ၊ သော။
ဘိက္ခုသံသေန၊ နှင့်။ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ၊ ထို့နှင့်။ သဒ္ဓိံ၊ ကု။ ကော-
သလေသု၊ သော။ (ဇနပဒေ၊ ၌။) စာရိကံ၊ ငှါ။ စရမာနော၊ သော်။ သေတ-
ဗျံ၊ သို့။ အနုပ္ပတ္တော၊ အစဉ်သင့် ရောက်လာတော်မူသည်။ (ဟုတွာ၊ ၍။) သေ-
တဗျာယံ၊ ၌။ သေတဗျံ၊ မှ။ ဥတ္တရေန၊ ၌။ သီသပါဝနေ၊ ၌။ ဝိဟရတိ ခလု၊
နေတော်မူသတတ်။

တံ ခေါ ပန ဘဝန္တံ ကုမာရကဿပံ အဘိ၊ ထိုအရှင်ကုမာရကဿပ၏။
ကလျာဏော၊ သော။ ကိတ္တိသဒ္ဓေါ၊ သည်။ ဝေံ၊ သို့။ ဥဂ္ဂတော ခလု၊ တက်ပြီတံ။
ကိံ၊ သို့။ ဥဂ္ဂတော၊ နည်း။ ကုမာရကဿပေါ၊ သော။ သမဏော၊ သည်။
(နှစ်ပုဒ်ထည့်စပ်သည်)။ ပဏ္ဍိတော၊ ဖြစ်သော ပညာရှိခုံ၏။ ဝါ၊ ပညာဖြင့်
ဖြစ်တတ်၏။ ဝါ၊ ပညာသို့ ရောက်တတ်၏။ ဗျတ္တော၊ ထင်စွာပြုတတ်သော

ဉာဏ်ပညာရှိခဲ့၏။ မေဓာဝီ၊ ကျောက်ဘောင်ခွဲဖျက် မိုးကြိုးစက်သို့ အနက်အနဲ အခက်အခဲကို ဖျက်ခွဲတတ်သော ဉာဏ်ပညာရှိခဲ့၏။ ဝါ၊ ကျက်သရေ သီလ မြတ်ဓမ္မနှင့် တကွပေါင်းဆုံလျက် ဖြစ်တတ်သော ဉာဏ်ပညာရှိခဲ့၏။ ဝါ၊ ပါဠိ၊ အနက် သိမ်မွေ့လျက်လည်း ထက်မြက်ဆောလျှင် သဘောထင်အောင် သိမြင် ယူမှတ် ဆောင်ရွက်တတ်သော ဉာဏ်ပညာရှိခဲ့၏။ ဝါ၊ တွေဝေပြင်းထန် မောဟ ရန်ကို တွန်းလှန်ဖျက်ဆီးတတ်သော ဉာဏ်ပညာရှိခဲ့၏။ ဗဟုဿတော၊ များသော ကြားနာအပ်ပြီးသော ပရိယတ္တိဓမ္မရှိခဲ့၏။ စိတ္တကထိ၊ ဆန်းကြယ်သောတရားကို ပြောဟောတော်မူလေ့ရှိ၏။ ကလျာဏပဋိဘာနော၊ ကောင်းသော ပဋိဘာန် ရှိခဲ့၏။ ဝါ၊ ကောင်းသော ဥေယျဓမ္မတို့၏ ရှေးရှုဆင်ကြောင်းဖြစ်သော ဉာဏ် ရှိခဲ့၏။ ဗုဒ္ဓေါ စေဝ၊ သာဝကဗုဒ္ဓလည်းဖြစ်ခဲ့၏။ ဝါ သာဝကဖြစ်၍ လေးပါးသော သစ္စာတို့ကိုလည်း သိတတ်ခဲ့၏။ အရဟာ စ၊ ရဟန္တာလည်း ဖြစ်ခဲ့၏။ ဣတိ သို့။ ဥဂ္ဂတော ခလု၊ တက်သတတ်။ ကုမာရကဿပေါ၊ သော။ သော သမဏော၊ သည်။ ယထာရူပေါ၊ အကြင်သို့သော သဘောရှိ၏။ (အနိယတ်ထည့်သည်)။ တထာရူပါနံ၊ ကုန်သော။ အရဟတံ၊ တို့ကို။ ဒဿနံ၊ သဒ္ဓါဇောဝင် စိတ်ကြည်လင် ၍ ဖူးမြင်ကြည့်ရှုခြင်းမျှသည်လည်း။ သာဓု ခေါ် ပန၊ သည်သာလျှင်။ ဟောတိ၊ ၏။ ဣတိ သို့။ အသောသံ၊ ကုန်ပြီ။ တနည်း။ အသောသံ ခေါ်၊ ကုန်ပြီးသည် သာ။ ဣတိ သို့။ သုတွာ၊ ကြားသိကြကုန်၍။ (ဝါကျဆက်၍ လိုက်စပ်သည်)။ အထ ပစ္စာ၊ ကြားသိကြပြီးရာကာလမှ နောက်၌။ သေတဗျကော၊ ကုန်သော။ ဗြာဟ္မဏဂဟပတိကော၊ တို့သည်။ သေတဗျာယ၊ မှ။ နိက္ခမိတွာ၊ ကုန်၍။ သဃံသဃိ၊ တပါးသော အရပ်မျက်နှာ၌ များသည်ဖြစ်၍ ပေါင်းအပ်ကုန်သော အပေါင်းရှိကုန်သည်။ ဂဏီဘူတော၊ မြို့တွင်း၌ အပေါင်းမဟုတ်သော်လည်း မြို့ အပြင်၌ အပေါင်း၏အဖြစ်သို့ ရောက်ကုန်သည်။ (ဟုတွာ၊ ကုန်၍။) ဥတ္တရာဘိ မုခေါ၊ မြောက်အရပ်သို့ ရှေးရှုမျက်နှာမူကြကုန်လျက်။ ယေန ဌာနေန၊ ၌။ သီသပါဝနံ၊ သည်။ (အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။) ဂစ္ဆန္တိ၊ ကုန်၏။

၄၀၈။ ဘေန ခေါ် ပန သမယေန၊ သဇင်တောသို့ သွားကြရာ ထိုအခါ၌။ ပါယာသိ။ သော။ ရာဇညော၊ သည်။ ဥပရိပါသာဒေ၊ ပြာသာဒ်ထက်၌။ ဒိဝါ- သေယံ၊ နေ့ နေ့ခြင်းသို့။ ဝါ၊ နေ့ နေ့ခြင်းငှါ။ ဝါ၊ နေ့နေရာအရပ်သို့။ ဥပဂတော၊ ကပ်ရောက်သည်။ ဟောတိ၊ ၏။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ သေတ- ဗျာယ၊ မှ။ နိက္ခမိတွာ၊ ကုန်၍။ သဃံသဃိ၊ ကုန်သည်ဖြစ်၍။ ဂဏီဘူတော၊ ကုန်သည်ဖြစ်၍။ ဥတ္တရာဘိမုခေါ၊ ကုန်လျက်။ ယေန ဌာနေန၊ ၌။ သီသပါဝနံ၊ သည်။ (အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။) ဂစ္ဆန္တိ၊ ကုန်သော။ သေတဗျကော၊ ကုန်သော။ ဗြာဟ္မဏဂဟပတိကော၊ တို့ကို။ အဒ္ဓသာ၊ မြင်ရပြီ။ တနည်း။ အဒ္ဓသာ ခေါ်၊ သည်သာ။ သေတဗျာယ၊ မှ။ နိက္ခမိတွာ၊ ကုန်၍။ သဃံသဃိ၊ ကုန်သည်

ဖြစ်၍။ ဂဏီဘူတော၊ ကုန်သည်ဖြစ်၍။ ဥတ္တရာဘိမုခေ၊ ကုန်လျက်။ ယေန ဌာ-
 နေန၊ ဌံ။ သိသပါဝနံ၊ သည်။ အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။ ဂစ္ဆန္တေ၊ ကုန်သော။
 သေတဗျကေ၊ ကုန်သော။ ဗြာဟ္မဏဂဟပတိကေ၊ တို့ကို။ (လိက်စပ်သည်။)
 ဒိသ္မာ၊ ၍။ ခတ္တံ၊ မေးအပ်သော ပြဿနာတို့ကို ဖြေဆိုခြင်းငှါ စွမ်းနိုင်သည်ဖြစ်၍
 မင်းကို အကျိုးစီးပွားမဲ့မှ စောင့်ရှောင်တတ်သော အမတ်ကြီးကို။ ဝါ၊ မေးအပ်
 သော ပြဿနာတို့ကို ဖြေဆိုခြင်းငှါ စွမ်းနိုင်သည်ဖြစ်၍ မင်း၏ အကျိုးစီးပွားကို
 ပြုတတ်သော အမတ်ကြီးကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။
 “ဘော ခတ္တေ၊ အမောင်ခတ္တေ၊ ကိံ၊ အဘယံကြောင့်။ သေတဗျကော၊ ကုန်သော။
 ဗြာဟ္မဏဂဟပတိကော၊ တို့သည်။ သေတဗျာယ၊ မှ။ နိက္ခမိတွာ၊ ကုန်၍။ သဿံ-
 သဿိ၊ ကုန်သည်။ ဂဏီဘူတာ၊ ကုန်သည်။ (ဟုတွာ၊ ကုန်၍။) ဥတ္တရာဘိမုခေ၊
 ကုန်လျက်။ ယေန ဌာနေန၊ ဌံ။ သိသပါဝနံ၊ သည်။ (အတ္ထိ၊ ၏။ တေန ဌာနေ-
 န၊ သို့။) ဂစ္ဆန္တိ န ခေါ၊ သွားကြကုန်သနည်း”။ ဣသိ၊ သို့။ အာမန္တေသိ၊ ပြီ။

ဝေံ၊ သို့။ ဝုတ္တေ၊ ပါယာသိရာဇညက ပြောဆိုအပ်သည်ရှိသော်။ ခတ္တော၊
 မေးအပ်သော ပြဿနာတို့ကို ဖြေဆိုခြင်းငှါ စွမ်းနိုင်သည်ဖြစ်၍ မင်းကို အကျိုး
 စီးပွားမဲ့မှ စောင့်ရှောက်တတ်သော အမတ်ကြီးသည်။ ပါယာသိံ၊ သော။
 ရာဇညံ၊ ကို။ တေံ ဝစနံ၊ ကို။ အဝေါစ၊ ပြောဆိုပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။
 “ဘော၊ အရှင်။ သမဏဿ ဂေါတမဿ၊ ၏။ သာဝကော၊ သော။ ကုမာရ-
 ကဿပေါ၊ သော။ သမဏော၊ သည်။ အတ္ထိ၊ ခေါ၊ ရှိပါသည်သာ။ ကုမာရကဿ-
 ပေါ၊ သော။ သော သမဏော၊ သည်။ (ထည့်စပ်သည်။) မဟတာ၊ သော။
 ဘိက္ခုသံသေန၊ နှင့်။ ပဉ္စမတ္တေဟိ၊ ကုန်သော။ ဘိက္ခုသတေဟိ၊ တို့နှင့်။ သဒ္ဓိံ၊
 ကွ။ ကောသလေသု၊ ကုန်သော။ (ဇနပဒေသု၊ တို့၌။ စာရိကံ၊ လှည့်လည်အပ်
 သောအရပ်သို့။ စရမာနေော၊ သော်။ သေတဗျံ၊ သို့။ အနုပ္ပတ္တော၊ သည်။
 (ဟုတွာ၊ ၍။) သေတဗျာယံ၊ ဌံ။ သေတဗျံ၊ မှ။ ဥတ္တရေန၊ ဌံ။ သိသပါဝနေ၊
 ဌံ။ ဝိဟရတိ၊ မူပါ၏။ တံ ခေါ ပန ဘဝန္တံ ကုမာရကဿပံ အဘိ၊ ၏။
 ကလျာဏော၊ သော။ ကိတ္တိသဒ္ဓေါ၊ သည်။ ဝေံ၊ သို့။ ဥဂ္ဂတော၊ ပါပြီ။ ကိံ၊
 သို့။ ဥဂ္ဂတော၊ နည်း?။ ကုမာရကဿပေါ၊ သော။ သမဏော၊ သည်။ ပဏ္ဍိ-
 တော၊ ၏။ ဗျတ္တော၊ ၏။ မေဓာဝီ၊ ၏။ ဗဟုဿုတော၊ ၏။ ဝိတ္တကထိ၊ ၏။
 ကလျာဏပဋိဘာနေော၊ ၏။ ဗုဒ္ဓေါ စေဝ၊ ၏။ အရဟာ စ၊ ၏။ ဣတိ ဝေံ၊
 သို့။ ဥဂ္ဂတော၊ ပါပြီ။ တေ မနုဿာ၊ တို့သည်။ တမေနံ တံ နေံ ဘဝန္တံ ကုမာရ-
 ကဿပံ၊ ကို။ ဝါ၊ သို့။ ဒဿနာယ၊ ဖူးမြင်ရခြင်းငှါ။ ဥပသကံမန္တိ၊ ပါကုန်
 ၏”။ ဣသိ၊ သို့။ အဝေါ စ၊ ပြီ။

(ဝေံ၊ သို့။ ဝုတ္တေ၊ သော်။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ ခတ္တံ၊ ကို။
 တေံ ဝစနံ၊ ကို။ အဝေါ၊ စ၊ ပြီ။) ကိံ၊ သို့။ အဝေါ၊ နည်း?။ “ဘော ခတ္တေ၊

အိုအမတ်ကြီး။ (အဟံ၊ သည်။) တေန ဟိ၊ တိုက်တုန်း၏။ (တံ၊ သည်။) ယေန ဌာနေန၊ ဌံ။ သေတဗျကော၊ ကုန်သော။ ပြာဟ္မဏဂဟပတိကာ၊ တို့သည်။ (သန္တံ၊ ကုန်၏။) တေန ဌာနေန၊ သို့။ ဥပသင်္ကမ၊ ချဉ်းကပ်ချေလော့။ ဥပသင်္ကမိတော၊ ပြီး၍။ သေတဗျကော၊ ကုန်သော။ ပြာဟ္မဏဂဟပတိကော၊ တို့ကို။ ဧဝံ၊ သို့။ ဝဒေဟိ။ လော့။ ကိံ၊ သို့။ ဝဒေဟိ၊ နည်း?။ “ဘော၊ အိုအချင်းတို့။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ ဧဝံ၊ သို့။ အာဟ၊ ပြောဆိုလိုက်ပါ၏။ ကိံ၊ သို့။ အာဟ၊ နည်း?။ ‘ဘဝန္တော၊ တို့သည်။ အာဂမေန္တု၊ ကိရ၊ စဉ်းငယ်အတန် သည်းခံကြပါကုန်ဦးတံ့။ ဝါ၊ ဆိုင်းငံ့ကြပါကုန်ဦးတံ့။ ဝါ၊ ဆိုင်းငံ့ကြပါစေကုန် သတံ့။ ကုမာရကဿပေါ၊ သော။ သမဏော၊ သည်။ သေတဗျကော၊ ကုန်သော။ ဗာလေ၊ မိုက်ကုန်သော။ အဗျတ္တေ၊ ထင်စွာပြုတတ်သော ဉာဏ်ပညာမရှိကုန် သော။ ပြာဟ္မဏဂဟပတိကော၊ တို့ကို။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ ပုရာ သညာပေတိ၊ မသိစေသေးမီ။ ပါယာသိ၊ သော။ ရာဇညောပိ၊ သည်လည်း။ ကုမာရကဿပံ၊ သော။ သမဏံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိဿတိ၊ ပါလိမ့်လတ္တံ့။

တနည်း။ (ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။) ကုမာရကဿပေါ၊ သော။ သမဏော၊ သည်။ သေတဗျကော၊ ကုန်သော။ ဗာလေ၊ ကုန် သော။ အဗျတ္တေ၊ ကုန်သော။ ပြာဟ္မဏဂဟပတိကော၊ တို့ကို။ ‘ဣတိပိ၊ ကြောင့် လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ သညာပေတိ၊ သိစေသေး၏။ (တတော ကာလတော၊ ထိုသိစေရာအခါမှ) ပုရာ၊ ရှေး၌။ ဝါ၊ ရှေးဦးစွာ။ ပါယာသိ၊ သော။ ရာဇညောပိ၊ သည်လည်း။ ကုမာရကဿပံ၊ သော။ သမဏံ၊ သို့။ ဝါ၊ ကို။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိဿတိ၊ လတ္တံ့။

တနည်း။ ပါယာသိ၊ သော။ ရာဇညောပိ၊ သည်လည်း။ ကုမာရကဿပေါ၊ သော။ သမဏော၊ သည်။ သေတဗျကော၊ ကုန်သော။ ဗာလေ၊ ကုန်သော။ အဗျတ္တေ၊ ကုန်သော။ ပြာဟ္မဏဂဟပတိကော၊ တို့ကို။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ ပုရာ သညာပေတိ၊ သိစေ မည်လည်း မသိ။ ဝါ၊ သိစေမှုလည်း သိစေတန်ရာ၏။ ဣတိ မနသိကတော၊ ၍။ ကုမာရကဿပံ၊ သော။ သမဏံ၊ သို့။ ဝါ၊ ကို။ ဥပသင်္ကမိဿတိ၊ လတ္တံ့။

ဣတိ ဧဝံ သို့။ အာဟာ ပါ၏။ ဣတိ ဧဝံ သို့။ ဝဒေဟိ။ ချေလော့။ ဘော ခတ္ထေ၊ အိုအမတ်ကြီး။ ဟိ၊ မိမိသဘောသွား အယုများကို ထင်ရှားပြလိုက်အံ့။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ သို့။ အဝေါစ၊ ပြီ။

• (ဧဝံ သို့။ ဝုတ္ထေ၊ သော်။) သော ခတ္တာ၊ သည်။ “ဘော၊ အရှင်။ ဧဝံ ပါပြီ”။ ဣတိ ခေါ၊ သို့သာလျှင်။ ပါယာသိဿ၊ သော။ ရာဇညဿ၊ ရာဇည၏ စကားကို။ ပဋိသုတ္တာ၊ ရှိ။ ယေန ဌာနေန၊ ဌံ။ သေတဗျကာ၊ ကုန်သော။ မြာဟ္မဏဂဟပတိကာ၊ တို့သည်။ (သန္တိ၊ ကုန်၏။) တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတ္တာ၊ ရှိ။ သေတဗျကော၊ ကုန်သော။ မြာဟ္မဏဂဟ-ပတိကော၊ တို့ကို။ တေ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော၊ တို့။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ ဧဝံ သို့။ အာဟာ ပါ၏။ ကိံ၊ သို့။ အာဟာ ပါနည်း?။ ‘ဘဝန္တော၊ တို့သည်။ အာဂမေန္တု၊ ကိရ၊ ကုန်ဦးတံ။ ပါယာသိ၊ သော။ ရာဇညောပိ၊ သည်။ ကုမာရကဿပံ၊ သော။ သမဏံ၊ ကို။ ဝါ၊ သို့။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိဿတိ၊ ပါလိမ့်လတ္တံ့’။ ဣတိ ဧဝံ သို့။ အာဟာ ပါ၏”။ ဣတိ သို့။ အဝေါစ၊ ပြီ။

၄၀၉။ အထ ပစ္စာ၊ ပြောဆိုပြီးရာကာလမှ နောက်၌။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ သေတဗျကောဟိ၊ ကုန်သော။ မြာဟ္မဏဂဟပတိကောဟိ၊ တို့သည်။ ပရိဝုတော၊ ခြံရံအပ်သည်။ (ဟုတ္တာ၊ ရှိ။) ယေန ဌာနေန၊ ဌံ။ သိသပါဝနံ၊ သည်။ (အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတ္တာ၊ ရှိ။) ယေန ဌာနေန၊ ဌံ။ အာယသ္မာ ကုမာရကဿပေါ၊ သည်။ (အတ္ထိ၊ ၏။) တေန ဌာနေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတ္တာ၊ ရှိ။ အာယသ္မတာ ကုမာရကဿပေန၊ နှင့်။ သဒ္ဓိံ၊ ကု။ သမ္မောဒိ၊ အညီအမျှ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏။ သမ္မောဒနီယံ၊ အညီအမျှ ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော။ ဝါ၊ အညီအမျှ ဝမ်းမြောက်ခြင်းငှါ ထိုက်သော။ သာရဏီယံ၊ မပြတ်မလပ် အောက်မေ့ခြင်းငှါ ထိုက်သော။ ဝါ၊ မပြတ်မလပ် ဖြစ်စေခြင်းငှါ ထိုက်သော။ တနည်း။ သမ္မောဒနီယံ၊ အညီအမျှ ဝမ်းမြောက်စေတတ်သော။ ဝါ၊ အညီအမျှ ဝမ်းမြောက်အပ် ဝမ်းမြောက်သင့် ဝမ်းမြောက်ထိုက်သော။ သာရဏီယံ၊ မပြတ်မလပ် အောက်မေ့အပ် အောက်မေ့သင့် အောက်မေ့ထိုက် သော။ ဝါ၊ မပြတ်မလပ် ဖြစ်စေအပ် ဖြစ်စေသင့် ဖြစ်စေထိုက်သော။ ကထံ၊ ကို။ ဝိတိသာရေတွာ၊ ရှိ။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌံ။ နိသိဒိ၊ ပြီ။

သေတဗျကာ၊ ကုန်သော။ မြာဟ္မဏဂဟပတိကာပိ၊ တို့သည်လည်း။ [ဤကား အပေါင်းကတ္တားတည်း]။ အပေကစ္စေ၊ အချိုကုန်သော။ (မြာဟ္မဏ-

ဂဟပတိကာ၊ တို့သည်။) [ဤကား အစိတ်ကတ္တားတည်း]။ အာယသ္မန္တံ
 ကုမာရကဿပံ၊ ကို။ အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုးကြကုန်၍။ ဧကမန္တံ၊
 အောင်။ ဝါ၊ ဌ။ နိသိဒိသံ၊ ကုန်ပြီ။ အပေကစ္စေ၊ ကုန်သော။ (ဗြာဟ္မဏဂဟ-
 ပတိကာ၊ တို့သည်။) အာယသ္မတာ ကုမာရကဿပေန၊ နှင့်။ သဒ္ဓိံ၊ တက။
 သမ္မောဒိံသု၊ ကုန်၏။ သမ္မောဒနိယံ၊ သော။ သာရဏိယံ၊ သော။ ကထံ၊ ကို။
 ဝိတိသာရေတွာ၊ ကုန်ပြီး၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိဒိံသု၊ ကုန်ပြီ။
 အပေကစ္စေ၊ ကုန်သော။ (ဗြာဟ္မဏဂဟပတိကာ၊ တို့သည်။) ယေန ဌာနေန၊
 ဌ။ အာယသ္မာ ကုမာရကဿပေါ၊ သည်။ (အတ္ထိ၊ ၏။) တေန ဌာနေန၊ သို့။
 အဉ္ဇလိံ၊ ကို။ ပဏာမေတွာ၊ ကုန်၍။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိဒိံသု၊
 ကုန်ပြီ။ အပေကစ္စေ၊ ကုန်သော။ (ဗြာဟ္မဏဂဟပတိကာ၊ တို့သည်။) နာမ-
 ဂေါတ္ထံ၊ အမည်အနွယ်ကို။ သာဝေတွာ၊ ကြားနာကြစေကုန်၍။ ဧကမန္တံ၊
 အောင်။ ဝါ၊ ဌ။ နိသိဒိံသု၊ ကုန်ပြီ။ အပေကစ္စေ၊ ကုန်သော။ (ဗြာဟ္မဏ-
 ဂဟပတိကာ၊ တို့သည်။) တုဏှိဘူတာ၊ မပယံမခြေ ဆိတ်ဆိတ်နေကြကုန်သည်။
 (ဟုတွာ၊ ကုန်၍။) ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိဒိံသု၊ ကုန်ပြီ။

နတ္ထိကဝါဒ

၄၁၀။ ဧကမန္တံ၊ အောင်။ ဝါ၊ ဌ။ နိသိန္နော ခေါ၊ သော။ ပါယာသိံ၊ သော။
 ရာဇညော၊ သည်။ အာယသ္မန္တံ ကုမာရကဿပံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊
 လျှောက်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘော ကဿပ၊ အရှင်ကဿပ။
 ဟိ၊ အကျွန်ုပ်သဘောသွား အယူများကို ထင်ရှားအောင်သာ လျှောက်ထား
 ပါအံ့။ အဟံ၊ သည်။ ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။
 နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတ-
 ဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊
 မရှိ။ ဣတိ ဧဝံဝါဒိ၊ ဤသို့ပြောဆိုလေ့ရှိပါ၏။ ဣတိ ဧဝံဒိဋ္ဌိ၊ ဤသို့သောအယူ
 ရှိပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ (ဧဝံ၊ သို့။ ဝုတ္ထေ၊ သော်။ အာယသ္မာ
 ကုမာရကဿပေါ၊ သည်။ ပါယာသိံ၊ သော။ ရာဇညံ၊ ကို။ ဧတံ ဝစနံ၊ ကို။
 အဝေါစ၊ ပြီ။) ကိံ၊ သို့။ အဝေါစ၊ နည်း?။ ရာဇည၊ ရာဇည။ အဟံ၊ သည်။
 ဧဝံဝါဒိံ၊ ဤသို့ ပြောဆိုလေ့ရှိသော။ ဧဝံဒိဋ္ဌိံ၊ ဤသို့သော အယူရှိသော။
 (ပုဂ္ဂလံ၊ ကို။) န အဒ္ဓသံ ဝါ၊ မြင်လည်း မမြင်ဘူးပါ။ န အသောသိံ ဝါ၊ ကြား
 လည်း မကြားဘူးပါ။ ကထဉ္စိ၊ အဘယ်အကြောင်းကြောင့်။ ဘဝံ ရာဇညော၊
 အရှင်ရာဇညသည်။ (ထည့်စပ်သည်) “ဣတိပိ၊ ကြောင့်လည်း။ ပရော လော-
 ကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊

ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါင်ကော၊ သည်။ နတ္ထိ၊ မရှိ။” ဣတိ ဧဝံ၊ ဤသို့။ ဝဒေယျ နာမ၊ ပြောဆိုရာဘိသနည်း။

(၁) စန္ဒိမသုရိယဥပမာ

၄၁၁။ ရာဇည၊ ည။ ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ တံ၊ သည်။ ဧဝံဝါဒီ၊ သည်။ ဧဝံဒိဋ္ဌိ၊ သည်။ အသိ၊ ဖြစ်ခဲ့၏။ [တေန ဟိ-အတွက် အနိယတံထည့်စပ်ခဲ့သည်။] တေန ဟိ ကာရဏေန၊ ဤသို့ ပြောဆိုလေ့ရှိသည်၏ အဖြစ်၊ အယူရှိသည်၏အဖြစ်ဟူသော ထိုအကြောင်းကြောင့်သာလျှင်။ ဧတ္ထ တေသ္မိံ ပဉ္စေ၊ ဤပြဿနာ၌။ (အဟံ၊ သည်။) တညေဝ၊ သင့်ကိုသာလျှင်။ ပဋိပစ္ဆိဿာမိ၊ တဖန်မေးရတော့အံ့။ ယထာ၊ အကြင်သို့သော အခြင်းအရာ အားဖြင့်။ တေ၊ သည်။ (ဗျာကာတံ၊ ဖြေဆိုခြင်းငှါ။ ခမေယျ၊ နှစ်သက်အပ် ရာ၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။) တံ၊ သည်။ နံ ပဉ္စံ၊ ထိုပြဿနာကို။ ဗျာကရေယျာသိ၊ ဖြေဆိုလော့။ ရာဇည၊ ည။ (မယာ၊ သည်။ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သော။ ယံ ဝစနံ၊ သည်။ အတ္ထိ၊ ၏။) တံ ဝစနံ၊ ကို။ (တံ၊ သည်။) ကိံ မညသိ၊ အဘယ်သို့ အောက်မေ့မှတ်ထင်သနည်း။ ဣမေ စန္ဒိမသုရိယာ၊ ဤလနေတို့သည်။ ဣမသ္မိံ လောကေ ဝါ၊ ဤပစ္စုပ္ပန်လောက၌ သော်လည်း။ (ဌိတာ၊ တည်ကြလေကုန်သလော။) ပရသ္မိံ လောကေ ဝါ၊ တမလွန်လောက၌သော်လည်း။ (ဌိတာ၊ ကုန်သလော။) တေ စန္ဒိမသုရိယာ၊ တို့သည်။ ဒေဝါ ဝါ၊ နတ်တို့သည်သော်လည်း။ (ဟောန္တိ၊ ဖြစ်ကုန်လေသလော။) မနုဿာ ဝါ၊ လူတို့သည်သော်လည်း။ (ဟောန္တိ၊ ကုန်သလော။)” ဣတိ သ္မိံ၊ အဝေါစ၊ ပြောဆိုပြီ။ “ဘော ကဿပ၊ ပ။ ဣမေ စန္ဒိမ သုရိယာ၊ တို့သည်။ ပရသ္မိံ လောကေ၊ တမလွန်လောက၌။ (ဌိတာ၊ တည်ကြပါကုန်၏။) ဣမသ္မိံ လောကေ၊ ၌။ န ဌိတာ၊ ပါကုန်။ တေ စန္ဒိမသုရိယာ၊ တို့သည်။ ဒေဝါ၊ တို့သည်။ (ဟောန္တိ၊ ပါကုန်၏။) မနုဿာ၊ တို့သည်။ န ဟောန္တိ၊ ပါကုန်”။ ဣတိ သ္မိံ၊ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊ ည။ ဣမိနာပိ ခေါ ပရိယာယေန၊ ဤ လ၊ နေတို့၏ တမလွန်လောက၌ တည်သည်၏အဖြစ်၊ နတ်၏ အဖြစ်ဟူသော ဤအကြောင်းဖြင့်လည်း။ တေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါင်ကော၊ သည်။ အတ္ထိ၊ ရှိ၏။ ဣတိ ဧဝံ၊ ဤသို့သော အယူသည်။ ဟောတု၊ ဖြစ်လော့’။ ဣတိ သ္မိံ၊ အဝေါ စ၊ အရှင်ကုမာရကဿပက ပြောဆိုပြီ။

၄၁၂။ “ဘဝံ ကဿပေါ၊ သည်။ ဧဝံ၊ ဤသို့။ ကိဉ္စာပိ အာဟ၊ အကယ်၍ကား ပြောဆိုပေ၏။ အထ ခေါ၊ ထိုသို့ပင် ပြောဆိုပါသော်လည်း။ ဧတ္ထ တေသ္မိံ

ဌာနေ၊ ဤအရာ၌။ မေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ ဤသို့သောအယူသည်။ ဟောတိ၊ ရှိပါ၏။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊ ည။ ယေန ပရိယာယေန၊ အကြင်အကြောင်းဖြင့်။ တေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ဖြစ်၏။ သော ပရိယာယော၊ သည်။ အတ္ထိ ပန၊ ရှိပါသလော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရ

ကဿပက ပြောဆိုပြန်ပြီ။ “ဘောကဿပ၊ ပ။ ယေန ပရိယာယေန၊ ဖြင့်။ မေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ။နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ။ သော ပရိယာယော၊ သည်။ အတ္ထိ၊ ပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊ ည။ ယထာ ကထံ ဝိယ၊ အဘယ်သို့သာလျှင်။ ဝါ၊ အဘယ်ပုံသာလျှင်။ (ဣတိ ဧဝံ၊ ဤသို့သော အယူသည်။ ဟောတိ၊ နည်း။) တနည်း။ ရာဇည၊ ည။ ကထံ ဝိယ၊ အဘယ်သို့သာလျှင်။ (ဣတိ ဧဝံ၊ သည်။ ဟောတိ၊ နည်း။) ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ (အာရောစိယမာနေ၊ ပြောဆိုအပ်သည်ရှိသော်။ အဟံ၊ သည်။ သုဏောမိ၊ ကြားရ၏။ တထာ၊ ထို ကြားနိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ အာရောစေဟိ၊ ပြောဆိုစမ်းလော့။)” ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

“ဘော ကဿပ၊ ပ။ ဣဓ ဣမသ္မိ” လောကော ဌ။ မေ၊ ။ မိတ္တာမစ္စာ၊ အဆွေခင်ပွန်း၊ တက္ကုဖြစ်ဖော်ဖြစ်ဖက်ဖြစ်ကုန်သော အဖော်သဟဲတို့သည်လည်းကောင်း။ ဉာတိသာလောဟိတာ၊ အတွင်းသားဟူ၍ သိတတ်၊ အတွင်းသားဟူ၍ သိအပ်သော ဆွေမျိုးစပ်သော သွေးသားရှိသော အဆွေအမျိုးတို့သည်လည်းကောင်း။ ပါဏာတိပါတိ၊ ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို လျင်စွာချခြင်းအလေ့ရှိကြကုန်သည်။ အဒိန္နာဒါယိ၊ အရှင်သည် ကိုယ်၊ နှုတ်ဖြင့် မပေးအပ်သော လူဇာတ်ရှိသော တပါးသောသူ၏ ဥစ္စာကို ခိုးယူခြင်းအလေ့ရှိကြကုန်သည်။ ကာမေသုမိစ္ဆာစာရီ၊ ဝတ္ထုကာမတို့၌ ကိလေသာကာမ၏ အစွမ်းအားဖြင့် မှားမှားယွင်းယွင်း ကျင့်ခြင်း အလေ့ရှိကြကုန်သည်။ မုသာဝါဒီ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂဖြင့် သိစေ

တတ်ကြကုန်သည်။ ပိသုဏဝါစာ၊ မိမိကို ချစ်အပ်ကုန်သည်၏အဖြစ်ကို ပြုတတ်၊ တပါးသောသူကို ချစ်အပ်သည်၏ အဖြစ်မှ ကင်းဆိတ်သည်ကို ပြုတတ်သော စကားကို ပြောဆိုတတ်ကြကုန်သည်။ ဖရုသဝါစာ၊ မိမိ၊ သူတပါး နှစ်ဦးသားကို လှသွားကဲ့သို့ ကြမ်းတမ်းသည်ကို ပြုတတ်သော စကားကို ပြောဆိုတတ်ကုန်သည်။ သမ္ပပ္ပလာပီ၊ မိမိသူတပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို ပြင်းစွာဖျက်ဆီးတတ်သော အကျိုးမဲ့ အနက်မဲ့စကားကို ပြောဆိုလေ့ရှိကြကုန်သည်။ အဘိဇ္ဈာလ၊ များသောအဘိဇ္ဈာရှိကြကုန်သည်။ ဗျာပန္နစိတ္တာ၊ ဒေါသ၏အစွမ်းအားဖြင့် ဖောက်ပြန်ခြင်းသို့ ရောက်သောစိတ်ရှိကြကုန်သည်။ မိစ္ဆာဒိဋ္ဌိ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အယူရှိကြကုန်သည်။ (ဟောန္တိ၊ ပါကုန်၏။) တေ မိစ္ဆာမစ္စာ၊ တို့သည်လည်းကောင်း။ တေ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ အပရေန၊ တပါးသော။ သမယေန၊ အခါ၌။ အာဗာဓိကာ၊ အနာရှိကြကုန်သည်။ ဒုက္ခိတာ၊ ဆင်းရဲသို့ ရောက်ကြကုန်သည်။ ဝါ၊ ဖြစ်သော ဆင်းရဲရှိကြကုန်သည်။ ဗာဠဂိလာနာ၊ သည်းထန်ပြင်းပြစွာ ဖျားနာကြကုန်သည်။ ဟောန္တိ၊ ကုန်၏။

ယဒါ၊ အကြင်အခါ၌။ အဟံ၊ သည်။ ဇာနာမိ၊ သိရပါ၏။ ကိံ၊ သို့။ ဇာနာမိ၊ နည်း?။ ‘ဣမေ မိစ္ဆာမစ္စာ၊ တို့သည်လည်းကောင်း။ ဣမေ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ ဣမေ အာဗာဓိကာ၊ ဤအနာမှ။ န ဝုဠဟိဿန္တိ၊ ထနိုင်ကြတော့မည် မဟုတ်ကုန်’။ ဣတိ၊ သို့။ ဇာနာမိ၊ ပါ၏။ (တဒါ၊ သိရရာ ထိုအခါ၌။ အဟံ၊ သည်။ တေ မိစ္ဆာမစ္စေ၊ တို့ကိုလည်းကောင်း။ ဝါ၊ တို့သို့လည်းကောင်း။ တေ ဉာတိသာလောဟိတေ၊ တို့ကိုလည်းကောင်း။ ဝါ၊ တို့သို့လည်းကောင်း။ ဥပသကမိတ္တာ၊ ရှိ။ ဝေံ၊ သို့။ ဝဒါမိ၊ ပါ၏။ ကိံ၊ သို့။ ဝဒါမိ၊ နည်း?။ ဘော၊ အချင်းတို့။ ‘ယေ တေ ပုဂ္ဂလာ၊ တို့သည်။ ပါဏာတိပါတီ၊ ကုန်သည်။ အဒိန္နာဒါယီ၊ ကုန်သည်။ ကာမေသုမိစ္ဆာစာရီ၊ ကုန်သည်။ မုသာဝါဒီ၊ ကုန်သည်။ ပိသုဏဝါစာ၊ ကုန်သည်။ ဖရုသဝါစာ၊ ကုန်သည်။ သမ္ပပ္ပလာပီ၊ ကုန်သည်။ အဘိဇ္ဈာလ၊ ကုန်သည်။ ဗျာပန္နစိတ္တာ၊ ကုန်သည်။ မိစ္ဆာဒိဋ္ဌိ၊ ကုန်သည်။ (ဟောန္တိ၊ ကုန်၏။) တေ ပုဂ္ဂလာ၊ တို့သည်။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ၌။ အပါယံ၊ သော။ ဒုဂ္ဂတိံ၊ သော။ ဝိနိပါတံ၊ သော။ နိရယံ၊ ၌။ ဥပပဇ္ဇိဿန္တိ၊ ဖြစ်ကြရကုန်လိမ့်လတ္တံ့’။ ဣတိ ဝေံဝါဒိနော၊ ဤသို့ပြောဆိုလေ့ရှိကြကုန်သော။ ဣတိ ဝေံဒိဋ္ဌိ၊ ဤသို့သောအယူရှိကြကုန်သော။ ဧကေ၊ အချို့ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ သန္တိ ခေါ၊ ရှိပါကုန်သည်သာ။

ဘဝန္တော၊ တို့သည်။ [ခေါ၊ ပန သဒ္ဓါကား ပဒပူရဏမျှသာ]။ ပါဏာတိပါတီ၊ ကုန်၏။ အဒိန္နာဒါယီ၊ ကုန်၏။ ကာမေသုမိစ္ဆာစာရီ၊ ကုန်၏။ မုသာဝါဒီ၊

ကုန်၏။ ပိသုဏဝါစာ၊ ကုန်၏။ ဖရုသဝါစာ၊ ကုန်၏။ သမ္ပပ္ပလာပီ၊ ကုန်၏။ အဘိဇ္ဈာလူ၊ ကုန်၏။ ဗျာပန္နစိတ္တာ၊ ကုန်၏။ မိစ္ဆာဒိဋ္ဌိ၊ ကုန်၏။ ဘဝတံ၊ အရှင် ဖြစ်ကြကုန်သော။ တေသံ သမဏဗြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ သည်။ သစ္စံ၊ မှန် ကုန်သည်။ သစေ ဟောတံ၊ အံ။ ဧဝံသတံ၊ သော်။ ဘဝန္တော၊ တို့သည်။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဦး။ အပါယံ၊ သော။ ဒုဂ္ဂတိံ၊ သော။ ဝိနိပါတံ၊ သော။ နိရယံ၊ သို့။ ဥပပဇ္ဇိယန္တိ၊ ကပ်၍ဖြစ်ကြရ ကုန်လိမ့်လတ္တံ့။ ဘော၊ တို့။ (တုဗ္ဗေ တို့သည်။) ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဦး။ အပါယံ၊ သော။ ဒုဂ္ဂတိံ၊ သော။ ဝိနိပါတံ၊ သော။ နိရယံ၊ ဦး။ သစေ ဥပပဇ္ဇေယျာထ၊ ကုန်ငြားအံ။ ဧဝံသန္တေသု၊ ကုန်သည်ရှိသော်။ ယေန ဌာနေန၊ အကြင်အရပ်၌။ အဟံ၊ သည်။ အတ္ထိ၊ ၏။ တေန ဌာနေန၊ ထို အကျွန်ုပ်ရုံရာအရပ်သို့။ (ထည့်စပ်သည်။) အာဂန္တော၊ လာကြကုန်၍။ မေ အား။ အာရောစေယျာထ၊ ပြောဆိုလှည့်ကြပါကုန်လော့။ ကိံ၊ သို့။ အာရော- စေယျာထ၊ ကုန်ရာသနည်း ?။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန် ၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ အာရောစေယျာထ၊ ပါကုန်လော့။ ဘဝန္တော၊ တို့သည်။ မေ၊ ၏။ သဒ္ဓါယိကာ၊ သဒ္ဓါဖြင့် ရောက်အပ်သောပုဂ္ဂိုလ်တို့ပါတည်း။ ပစ္စယိကာ၊ ရှေးရှု ရောက်ခြင်းရှိရာဖြစ်သော ပုဂ္ဂိုလ်တို့ပါတည်း။ ဝါ၊ ယုံကြည် အပ်သောစကား ရှိပါကုန်၏။ ဘဝန္တေဟိ၊ တို့သည်။ ယံ ကာရဏံ၊ အကြင် အကြောင်းကို။ ဒိဋ္ဌိ၊ မြင်အပ်ပြီ။ တံ ကာရဏံ၊ သည်။ ဝါ၊ ကို။ (ဘဝန္တေဟိ၊ တို့သည်။) သာမံ၊ ကိုယ်တိုင်။ ဒိဋ္ဌိ ယထာ၊ သို့။ ဧဝံ၊ ဤအတူ။ ဒိဋ္ဌိ၊ သည်။ ဘဝိဿတိ၊ ပါလိမ့်လတ္တံ့။” ဣတိ၊ သို့။ ဝဒါမိ၊ ပါ၏။

တေ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ တေ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ မေ အား။ “သာဓုတိ၊ ကောင်းပြီဟူ၍”။ ပဋိဿုတွာ၊ ကုန်၍။ အာဂန္တော၊ ကုန်၍။ နေဝ အာရောစေန္တိ၊ မပြောဆိုကြပါကုန်။ ဒုတံ၊ တမန်ကို။ န ပန ပဟိဏန္တိ၊ စေလည်း မစေကြပါကုန်။ ဘော ကဿပ၊ ပ။ ယေန ပရိယာယေန၊ ဖြင့်။ မေ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါ- ကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတံ၊ ၏။ သော ပရိယာ- ယော၊ သည်။ အယမ္ပိ ခေါ၊ ဤအကြောင်းသည်လည်း။ ဟောတံ၊ ၏။” ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၂) စောရဥပမာ

၄၁၃။ ရာဇည၊ ည (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တနော၊
 ၏။ ဒိဋ္ဌိံ၊ အယူကို။ န ပဋိနိဿဇ္ဇသိ၊ မစွန့်နိုင်ခဲ့။) တေန ဟိ ကာရဏေန၊
 သင်၏အယူကို မစွန့်နိုင်သည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်သာလျှင်။
 ဧတ္ထ ဧတသ္မိံ ပဉ္စေ၊ ဌံ။ တညေဝ၊ ကိုသာလျှင်။ ပဋိပုစ္ဆိဿာမိ၊ အံ။ ယထာ၊
 အားဖြင့်။ တေ၊ သည်။ (ဗျာကာတံ၊ ငှါ။) ခမေယျ၊ ကြိုက်နှစ်သက်အပ်ရာ
 ၏။ တထာ၊ အားဖြင့်။ (တံ၊ သည်။) နံ ပဉ္စံ၊ ကို။ ဗျာကရေယျာသိ၊ ရာ၏။ ရာ-
 ဇည၊ ည။ (မယာ၊ သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝစနံ၊ သည်။ အတ္ထိ၊ ၏။)
 တံ ဝစနံ၊ ကို။ (တံ၊ သည်။) ကိံ မညသိ၊ နည်း။ ဣဓ ဣမသ္မိံ လောကေ၊
 ဌံ။ တေ၊ သင့်အား။ ဝါ၊ ၏။ ပုရိသာ၊ မင်းချင်းယောက်ျားတို့သည်။ အာဂု-
 စာရိံ၊ မကောင်းမှုကို ကျင့်လေ့ရှိသော။ စောရံ၊ ခိုးသူကို။ ဂဟေတွာ၊ ဖမ်း
 ယူခဲ့ကြကုန်၍။ ဒဿေယျု၊ ပြုကြကုန်ရာ၏။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။
 ဒဿေယျု၊ ကုန်ရာသနည်း?။ ဘန္တေ၊ အရှင်။ အယံ စောရော၊ ဤခိုးသူသည်။
 တေ၊ အရှင်၏။ အာဂုစာရိ၊ သော။ စောရော၊ ပါတည်း။ (တံ၊ သည်။)
 ဣမဿ စောရဿ၊ အား။ ယံ ဒဏ္ဍံ၊ အကြင်ဒဏ်ကို။ (ပဏေတံ၊ ဆောင်ခြင်း
 ငှါ။) ဣစ္ဆသိ၊ အလိုရှိခဲ့ပါ၏။ တံ ဒဏ္ဍံ၊ ကို။ ပဏေဟိ၊ ဆောင်ပါလော့။
 ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ဒဿေယျု၊ ကုန်ရာ၏။

တံ၊ သည်။ တေ ပုရိသေ၊ ထိုမင်းချင်းယောက်ျားတို့ကို။ ဧဝံ သ္မိံ၊ ဝဒေ-
 ယျာသိ၊ ရာ၏။ ကိံ၊ သ္မိံ၊ ဝဒေယျာသိ၊ နည်း?။ “ဘေ၊ အချင်းတို့။ (အဟံ၊
 သည်။) တေန ဟိ၊ တိုက်တွန်း၏။ ဝါ၊ အမိန့်ချမှတ်လိုက်၏။ (တုမေ၊ တို့သည်။)
 ဣမံ ပုရိသံ၊ ကို။ ဒဠာယ၊ တင်းကြပ်မြဲမြံသော။ ရဇ္ဇယာ၊ ကြီးဖြင့်။ ပစ္စာဗာဟံ၊
 လက်ပြန်။ ဂါဠဗန္ဓနံ၊ တင်းကြပ်မြဲမြံစွာ ဖွဲ့စည်းအပ်သည်ကို။ ကတွာ၊ ကုန်၍။
 (ထည့်စပ်သည်။) ဗန္ဓိတွာ၊ ဖွဲ့ချည်ကြကုန်၍။ ခုရမဏ္ဍံ၊ သင်တုန်းဖြင့်ဦးပြည်း
 သည်ကို။ ကာရေတွာ၊ ပြုစေကြကုန်၍။ ခရဿရေန၊ ကြမ်းတမ်းသော အသံ
 ရှိသော။ ပဏဝေန၊ ထက်စည်ဖြင့်။ ရထိကာယ၊ တခုသော ရထားလမ်းမမှ။
 ရထိကံ၊ တခုသော ရထားလမ်းမသို့။ သိဃံာဠကေန၊ တခုသော လမ်းဆုံမှ။
 သိဃံာဠကံ၊ တခုသော လမ်းဆုံသို့။ တနည်း။ ရထိကာယ ရထိကံ၊ ရထားလမ်း
 မတိုင်း ရထားလမ်းမတိုင်း။ သိဃံာဠကေန သိဃံာဠကံ၊ လမ်းဆုံတိုင်း လမ်းဆုံ
 တိုင်း။ ပရိနေတွာ၊ ဆောင်ကြကုန်၍။ ဒက္ခိဏေန၊ တောင်ဖြစ်သော။ ဒွါရေန၊
 တံခါးဖြင့်။ နိက္ခမိတွာ၊ ထွက်ကြကုန်၍။ နဂရဿ၊ မြို့၏။ ဒက္ခိဏတော၊ တောင်
 အရပ်မျက်နှာ၌။ အာဃာတနေ၊ လူကိုသတ်ရာဖြစ်သော စဉ်းတီးတုံး၌။ ဝါ၊ လူကို
 သတ်ရာဖြစ်သော သင်းချိုင်းဟောင်း၌။ သိသံ၊ ဦးခေါင်းကို။ ဆိန္ဒထ၊ ဖြတ်လိုက်
 ကြ ကုန်လော့။” ဣတိ ဧဝံ သ္မိံ၊ ဝဒေယျာသိ၊ ရာ၏။

တေ ပုရိသာ၊ တို့သည်။ “သာဓု၊ ကောင်းလှပါပြီ”။ ဣတိ၊ သို့။ ပဋိသုတ္တာ၊ ကုန်၍။ တံ ပုရိသံ၊ ကို။ ဒဠာယ၊ သော။ ရဇ္ဇေယာ၊ ဖြင့်။ ပစ္စာဗာဟံ၊ ပြန်။ ဂါဠုဗန္ဓနံ၊ ကို။ (ကတွာ၊ ကုန်၍။) ဗန္ဓိတွာ၊ ကုန်၍။ ခုရမုဏ္ဍံ၊ ကို။ ကရိတွာ၊ ကုန်၍။ ခရဿရေန၊ သော။ ပဏဝေန၊ ဖြင့်။ ရထိကာယ၊ မှ။ ရထိကံ၊ သို့။ သိသံသုကေန၊ မှ။ သိသံသုကံ၊ သို့။ ပရိနေတွာ၊ ကုန်၍။ ဒက္ခိဏေန၊ သော။ ဒွါရေန၊ ဖြင့်။ နိက္ခမိတွာ၊ ကုန်၍။ နဂရဿ၊ ဧ၊ ဒက္ခိဏတော၊ ဌ။ အာသာတနေ၊ ဌ။ နိသိဒါပေယျံ၊ နေစေကြကုန်ရာ၏။ သော စောရော၊ သည်။ စောရသာတကေသု၊ ခိုးသတ်ယောက်ျား အာဏာသားတို့၌။ “အမုကသ္မိံ၊ ထိုအမည် ရှိသော။ ဂါမေ ဝါ၊ ရွာ၌သော်လည်းကောင်း။ နိဂမေ ဝါ၊ နိဂုံး၌သော်လည်းကောင်း။ မေ အကျွန်ုပ်အား။ ဝါ၊ ဧ၊ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ (သန္တိ၊ ပါကုန်၏။) ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ အဟံ၊ သည်။ တေသံ မိတ္တာမစ္စာနံ၊ တို့အားလည်းကောင်း။ တေသံ ဉာတိသာလောဟိတာနံ၊ တို့အားလည်းကောင်း။ အတ္တာနဉ္စ၊ မိမိကိုလည်းကောင်း။ ပဋိသာမိတဘဏ္ဍကဉ္စ၊ သိုမှီးမြှုပ်နှံ၍ ထားအပ်သော ဥစ္စာကိုလည်းကောင်း။ [အဠကထာမှ ဆောင်၍ ယောဇနာသည်။] ဥဒ္ဓိသိတွာ၊ ညွှန်ပြအပ်နှံခဲ့ပြီး၍။ အာဂစ္ဆာမိ၊ ပြန်လာခဲ့ပါသေး၏။ တာဝ၊ ထိုပြန်လာရာအခါတိုင်အောင်။ ဘဝန္တော စောရသာတာ၊ အရှင် ခိုးသတ်ယောက်ျား အာဏာသားတို့သည်။ အာဂမေန္တု၊ စဉ်းငယ်အတန် သည်းခံကြပါကုန်ဦးလော့။ ဝါ၊ ဆိုင်းငံ့ကြပါကုန်ဦးလော့”။ ဣတိ၊ သို့။ ဩကာသံ၊ သွားလာညွှန်ပြခွင့်ကို။ (ထည့်စပ်သည်။) လဘေယျ န ခေါ၊ ရနိုင်ရာအံ့လော။ ဥဒါဟု၊ သို့မဟုတ်။ (တထာစောရဿ၊ သည်။) ဝိပ္ပလပန္နဿေဝ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ္စာဟု ယောင်ယမ်းမြည်တမ်းစဉ်သာလျှင်။ စောရသာတာ၊ တို့သည်။ သိသံ၊ ကို။ ဆိန္ဓေယျံ န ခေါ၊ ကုန်ရာအံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

“ဘော ကဿပ၊ သော စောရော၊ သည်။ စောရသာတေသု၊ တို့၌။ အမုကသ္မိံ၊ သော။ ဂါမေ ဝါ၊ ဌသော်လည်းကောင်း။ နိဂမေ ဝါ၊ ဌသော်လည်းကောင်း။ မေ အား။ ဝါ၊ ဧ၊ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ (သန္တိ၊ ပါကုန်၏။) ယာဝ၊ လုံး။ အဟံ၊ သည်။ တေသံ မိတ္တာမစ္စာနံ၊ တို့အားလည်းကောင်း။ တေသံ ဉာတိသာလောဟိတာနံ၊ တို့အားလည်းကောင်း။ (အတ္တာနံ စ၊ ကိုလည်းကောင်း။ ပဋိသာမိတဘဏ္ဍကံ စ၊ ကိုလည်းကောင်း။) ဥဒ္ဓိသိတွာ၊ ရှိ။ အာဂစ္ဆာမိ၊ ပါသေး၏။ တာဝ၊ အောင်။ ဘဝန္တော စောရသာတာ၊ တို့သည်။ အာဂမေန္တု၊ ပါကုန်ဦးလော့”။ ဣတိ၊ သို့။ (ဩကာသံ၊ ကို။) န ဟိ လဘေယျ၊ မရနိုင်ရာပါသည်သာ။ ဝါ၊ ရနိုင်မည်မဟုတ်ရာပါသည်သာ။ အထ ခေါ၊ အဟုတ်အမှန်ကား။ [နံ-အနက်မရှိ] (တထာ

စောရဿ၊ သည်။) ဝိပုလပန္နဿေဝ၊ စဉ်သာလျှင်။ စောရဿာတာ၊ တို့သည်။ သိသံ၊ ကို။ ဆိန္ဓေယျ၊ ဖြစ်ကုန်ရာပါ၏။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

“ရာဇည၊ ည။ သော စောရော၊ သည်။ မနုဿော၊ လူသည်။ (သမာနော၊ ဖြစ်လျက်။) မနုဿဘူတေသု၊ လူဖြစ်၍ ဖြစ်ကုန်သော။ စောရဿာတေသု၊ တို့၌။ “အမုကသ္မိံ၊ သော။ ဝါမေ ဝါ၊ ဦးသော်လည်းကောင်း။ နိဂမေ ဝါ၊ ဦးသော်လည်းကောင်း။ မေ၊ အား။ ဝါ၊ ၏။ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ (သန္တိ၊ ပါကုန်၏။) ယာဝ၊ လုံး။ အဟံ၊ သည်။ တေသံ မိတ္တာမစ္စာနံ၊ တို့အားလည်းကောင်း။ တေသံ ဉာတိသာလောဟိတာနံ၊ တို့အားလည်းကောင်း။ (အတ္တာနဉ္စ၊ ကိုလည်းကောင်း။ ပဋိသာမိတဘဏ္ဍကဉ္စ၊ ကိုလည်းကောင်း။) ဥဒ္ဓိသိတွာ၊ ၍။ အာဂစ္ဆာမိ၊ ပါသေး၏။ တာဝ၊ အောင်။ ဘဝန္တော စောရဿာတာ၊ တို့သည်။ အာဂမေန္တု၊ ပါကုန်ဦးလော့”။ ဣတိ၊ သို့။ (ဩကာသံ၊ ကို။) န ဟိ လဘိဿတိ နာမ၊ မရနိုင်ရတုံသေး၏။ တေ၊ ၏။ ပါဏာတိပါတီ၊ ကုန်သော။ အဒိန္နာဒါယီ၊ ကုန်သော။ ကာမေသုမိစ္ဆာစာရီ၊ ကုန်သော။ မုသာဝါဒီ၊ ကုန်သော။ ပိသုဏဝါစာ၊ ကုန်သော။ ဖရုသဝါစာ၊ ကုန်သော။ သမ္ပပ္ပလာပီ၊ ကုန်သော။ အဘိဇ္ဈာလူ၊ ကုန်သော။ ဗျာပန္နစိတ္တာ၊ ကုန်သော။ မိစ္ဆာဒိဋ္ဌိ၊ ကုန်သော။ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ (သန္တိ၊ ကုန်၏။) တေ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ တေ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ၌။ အပါယံ၊ သော။ ဒုဂ္ဂတိံ၊ သော။ ဝိနိပါတံ၊ သော။ နိရယံ၊ ၌။ ဥပပန္နာ၊ ကုန်သည်။ (သမာနာ၊ ဖြစ်ကြကုန်သည်ရှိသော်။) နိရယပါလေသု၊ ငရဲထိန်းတို့၌။ “ယာဝ၊ လုံး။ မယံ၊ တို့သည်။ ပါယာသိဿ၊ သော။ ရာဇညဿ၊ အား။ ဂန္ဓာ၊ ကုန်၍။ အာရောစေမ၊ ပြောဆိုကြကုန်သေး၏။ ကိံ၊ သို့။ အာရောစေမ၊ ကုန်ရာသနည်း?။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။”။ ဣတိ၊ သို့။ အာရောစေမ၊ ကုန်သေး၏။ တာဝ၊ တိုင်အောင်။ ဘဝန္တော နိရယပါလာ၊ အရှင်ငရဲထိန်းတို့သည်။ အာဂမေန္တု၊ ပါကုန်ဦးလော့။ ဣတိ၊ သို့။ (ဩကာသံ၊ တောင်းပန် တိုးလျှိုး ပြောဆိုခွင့်ကို။) ကိံ ပန လဘိဿန္တိ၊ အဘယ်မှာလျှင် ရနိုင်ပါကုန်အံ့နည်း။ ဝါ၊ အဘယ်ကြောင့်လျှင် ရနိုင်ကုန်ပချိမ့်နည်း။ (န လဘိဿန္တိ ဝေ၊ စင်စစ်ကေန အမှန်မုချ မရနိုင်ကုန်သည်သာ။)

ရာဇည၊ ည။ ဣမိနာပိ ခေါ ပရိယာယေန၊ ငရဲသားသတ္တဝါတို့၏ ငရဲထိန်းတို့၌ တောင်းပန်တိုးလျှိုးခွင့်ပန်မှုမရကြကုန်သည်၏အဖြစ်ဟူသောဤအကြောင်းဖြင့် လည်း။ ဝါ၊ ကြောင့်လည်း။ တေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ ဧဝံ၊ ဤသို့သော အယူသည်။ ဟောတု လော့”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

၄၁၄။ “ဘဝံ ကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိဉ္ဇာပိ အာဟ၊ ပေ၏။ အထ ခေါ၊ ပါသော်လည်း။ ဧတ္ထ တေသ္မိံ ဌာနေ၊ ဌံ။ မေ၊ အား။ ‘ဣတိပိ၊ ကြောင့် လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊ ည။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ တေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါ ကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ၏။ သော ပရိယာ- ယော၊ သည်။ အတ္ထိ ပန၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿ- ပက ပြောဆိုပြန်ပြီ။ “ဘော ကဿပ၊ ပ။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ မေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုက- တဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ၏။ သော ပရိယာယော၊ သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊ ည။ ယထာ ကထံ ဝိယ၊ အဘယ်သို့ သာလျှင်။ (သော ပရိယာယော၊ သည်။ အတ္ထိ၊ နည်း။)” ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

“ဘော ကဿပ၊ ပ။ ဣဓ ဣမသ္မိံ လောကေ ဌံ။ မေ၊ ၏။ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ ပါ- ဏာတိပါတာ၊ ပါဏာတိပါတမှ။ ဝါ၊ ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအား ဖြင့် ဇီဝိတိန္ဒြေကို လျှင်စွာချခြင်းမှ။ ပဋိဝိရတာ၊ အသီးသီး ကင်းလျက် ရှောင် ကြဉ်ကြကုန်သည်။ အဒိန္နာဒါနာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ ကာမေသုမိစ္ဆာ- စာရာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ မုသာဝါဒါ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ ပိသုဏာယ၊ မိမိကိုချစ်အပ်၊ တပါးသူကို ချစ်အပ်သည်၏အဖြစ်မှ ကင်းဆိတ်သည်

ကို ပြုတတ်သော။ ဝါစာယ၊ စကားမှ။ ဝါ၊ စကားကို ပြောဆိုခြင်းမှ။ ပဋိ-
 ဝိရတာ၊ ကုန်သည်။ ဖရုသာယ၊ မိမိ သူတပါး နှစ်ဦးသားကို လှူသွားကဲ့သို့
 ကြမ်းတမ်းသည်ကို ပြုတတ်သော။ ဝါစာယ၊ စကားမှ။ ဝါ၊ စကားကို ပြော
 ဆိုခြင်းမှ။ ပဋိဝိရတာ၊ ကုန်သည်။ သမ္ပပ္ပလာပါ၊ မိမိ သူတပါး နှစ်ဦးသား၏
 စီးပွားချမ်းသာ အဖြာဖြာကို ပြင်းစွာဖျက်ဆီးတတ်သော အကျိုးမဲ့ အနက်မဲ့
 စကားကို ပြောဆိုခြင်းမှ။ ပဋိဝိရတာ၊ ကုန်သည်။ အနဘိဇ္ဈာလ၊ မမျှားသော
 အဘိဇ္ဈာရိကြကုန်သည်။ အဗျာပန္နစိတ္တာ၊ ဒေါသ၏ အစွမ်းအားဖြင့် ဖောက်ပြန်
 ခြင်းသို့ မရောက်သောစိတ်ရှိကြကုန်သည်။ သမ္မာဒိဋ္ဌိ၊ မဖောက်မပြန် ဟုတ်မှန်
 သော အယူရှိကြကုန်သည်။ (ဟောန္တိ၊ ကုန်၏။) တေ မိတ္တာမစွာ၊ တို့သည်
 လည်းကောင်း။ တေ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ အပရေ-
 နာ သော။ သမယေန၊ ဌ။ အာဗာဓိကာ၊ ကုန်သည်။ ဒုက္ခိတာ၊ ကုန်သည်။
 ဗာဠဂိလာနာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။

ယဒါ၊ ဌ။ အဟံ၊ သည်။ ဇာနာမိ၊ ပါ၏။ ကိံ၊ သို့။ ဇာနာမိ၊ နည်း?။
 “ဒါနံ၊ ဌ။ ဣမေ မနုဿာ၊ တို့သည်။ ဣမမှာ အာဗာဓော၊ မှ။ န ဝုဠဟိဿန္တိ၊
 ကုန်လိမ့်လတ္တံ့”။ ဣတိ၊ သို့။ ဇာနာမိ၊ ပါ၏။ (တဒါ၊ ဌ။) အဟံ၊
 သည်။ တေ မနုဿေ၊ တို့ကို။ ဝါ၊ တို့သို့။ ဥပသကံမိတာ၊ ရှိ။ ဧဝံ၊ သို့။
 ဝဒါမိ၊ ပါ၏။ ကိံ၊ သို့။ ဝဒါမိ၊ နည်း?။ “ဘော၊ တို့။ ‘ယေ တေ ပုဂ္ဂလာ၊
 တို့သည်။ ပါဏာတိပါတာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ အဒိန္နာဒါနာ၊ မှ။ ပဋိ-
 ဝိရတာ၊ ကုန်သည်။ ကာမေသုမိစ္ဆာစာရာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ မုသာ-
 ဝါဒါ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ ပိသုဏာယ၊ သော။ ဝါစာယ၊ မှ။ ပဋိဝိရ-
 တာ၊ ကုန်သည်။ ဖရုသာယ၊ သော။ ဝါစာယ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။
 သမ္ပပ္ပလာပါ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ အနဘိဇ္ဈာလ၊ ကုန်သည်။ အဗျာ-
 ပန္နစိတ္တာ၊ ကုန်သည်။ သမ္မာဒိဋ္ဌိ၊ ကုန်သည်။ (ဟောန္တိ၊ ကုန်၏။) တေ ပုဂ္ဂ-
 လာ၊ တို့သည်။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဌ။ သုဂတိံ၊
 ကောင်းသော ဂတိဟု ဆိုအပ်သော။ သဂုံ၊ ငါးပါးအာရုံ ကာမဂုဏ်တို့ဖြင့် လွန်
 စွာ မြတ်သော။ လောကံ၊ နတ်ပြည်၌။ ဥပပဇ္ဇိဿန္တိ၊ ကုန်လိမ့်လတ္တံ့”။
 [ဥပပဇ္ဇိဿန္တိ ရှိမှ ရှေ့နှင့် နောက် ညီညွတ်သည်။] ဣတိ ဧဝံဝါဒိနော၊ ကုန်
 သော။ ဣတိ ဧဝံဒိဋ္ဌိနော၊ ကုန်သော။ ဧကေ၊ ကုန်သော။ သမဏဗြာဟ္မဏာ၊
 တို့သည်။ သန္တိ၊ ခေါ်။ ကုန်သည်သာ။ ဘဝန္တော၊ တို့သည်။ ပါဏာတိပါတာ။
 မှ။ ပဋိဝိရတာ၊ ကုန်၏။ အဒိန္နာဒါနာ၊ မှ။ ပဋိဝိရတာ၊ ကုန်၏။ ကာ-
 မေသုမိစ္ဆာစာရာ၊ မှ။ ပဋိဝိရတာ၊ ကုန်၏။ မုသာဝါဒါ၊ မှ။ ပဋိဝိရတာ၊
 ကုန်၏။ ပိသုဏာယ၊ သော။ ဝါစာယ၊ မှ။ ပဋိဝိရတာ၊ ကုန်၏။ ဖရုသာ-
 ယ၊ သော။ ဝါစာယ၊ မှ။ ပဋိဝိရတာ၊ ကုန်၏။ သမ္ပပ္ပလာပါ၊ မှ။

ပဋိဝိရတာ၊ ကုန်၏။ အနဘိဇ္ဈာလ၊ ကုန်။ အဗျာပန္နစိတ္တာ၊ ကုန်၏။ သစ္စာဒိဋ္ဌိ၊ ကုန်၏။ ဘဝတံ၊ ကုန်သော။ တေသံ သမဏဗြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ သည်။ သစ္စံ၊ သည်။ သစေ ဟောတိ၊ အံ။ ဧဝံ သတိ၊ သော်။ ဘဝန္တော၊ တို့သည်။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဌံ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊ ဌံ။ ဥပပဇ္ဇိဿန္တိ၊ ကုန်လိမ့်လတ္တံ့။

ဘော၊ တို့။ (တုမေ၊ တို့သည်။) ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဌံ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊ ဌံ။ သစေ ဥပပဇ္ဇေယျာထ၊ ကုန်ငြားအံ။ ဧဝံ သန္တေသု၊ ကုန်သည်ရှိသော်။ ယေန ဌာနေန၊ ဌံ။ (အဟံ၊ သည်။ အတ္တိ၊ ၏။ တေန ဌာနေန၊ သို့။) အာဂန္တော၊ ကုန်၍။ မေ၊ အား။ အာရောစေယျာထ၊ ပါကုန်လော့။ ကိံ၊ သို့။ အာရောစေယျာထ၊ ကုန်ရာသနည်း?။ “ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္တိ၊ ၏။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္တိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္တိ၊ ၏။ ဣတိ၊ သို့။ အာရောစေယျာထ၊ ပါကုန်လော့။ ဘဝန္တော၊ တို့သည်။ မေ၊ ၏။ သဒ္ဓါယိကာ၊ တို့ပါတည်း။ ပစ္စယိကာ၊ တို့ပါတည်း။ ဘဝန္တေဟိ၊ တို့သည်။ ယံ ကာရဏံ၊ ကို။ ဒိဋ္ဌိ၊ အပ်ပြီ။ ဧတံ ကာရဏံ၊ သည်။ ဝါ၊ ကို။ (ဘဝန္တေဟိ၊ တို့သည်။) သာမံ၊ တိုင်။ ဒိဋ္ဌိ ယထာ၊ သို့။ ဧဝံ၊ တူ။ ဒိဋ္ဌိ၊ သည်။ ဘဝိဿတိ၊ ပါလိမ့်လတ္တံ့”။ ဣတိ ဧဝံ၊ သို့။ ဝဒါမိ၊ ပါ၏။ တေ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ တေ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ “သာဓု၊ ကောင်းလှပါပြီ”။ ဣတိ၊ သို့။ ပဋိဿုတွာ၊ ကုန်၍။ အာဂန္တော၊ ကုန်၍။ နေဝ အာရောစေန္တိ၊ ပါကုန်။ ဒုတံ၊ ကို။ န ပန ပဟိဏန္တိ၊ ပါကုန်။ ဘော ကဿပ၊ ပ။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ မေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ၏။ သော ပရိယာယော၊ သည်။ အယံပိ၊ ဤအကြောင်းသည်လည်း။ ဟောတိ၊ ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၃) ဂုဏ်ကုပပုရိသဥပမာ

၉၄၅။ ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တနော၊ ၏။ ဒိဋ္ဌိံ၊ ကို။ န ပဋိနိဿဇ္ဇသိ၊ မစွန့်နိုင်သေးခဲ့။) တေန ဟိ ကာရဏေန၊ သင်၏ သင့်အယူကို မစွန့်နိုင်သေးသည်၏အဖြစ်ဟူသော ထိုအကြောင်းကြောင့်သာလျှင်။ (အဟံ၊ သည်။) တေ၊ အား။ ဥပမံ၊ ဥပမာကို။ ကရိဿာမိ၊ ပြုပေ။

အံ့။ ဣဓ ဣမသ္မိံ လောကေ၊ ဤ၊ ဥပမာယ၊ ဖြင့်။ ဧကဏေ၊ အချို့ကုန်သော။
 ဝိည၊ အကျိုး၊ အကြောင်း အဆိုး၊ အကောင်းကို သိလေ့ရှိကြကုန်သော။ ပုရိ-
 သာ၊ တို့သည်။ ဘာသိတဿ၊ ပြောဆိုအပ်သော သဒ္ဒါ၏။ အတ္ထံ၊ အနက်ကို။
 အာဇာနန္တံ၊ လျင်စွာ သိနိုင်ကြကုန်၏။ ရာဇည၊ ည။ သေယျထာပိ၊ မျက်
 မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်။ ပုရိသော၊ သည်။ ဂူထ-
 ကူပေ၊ မစင်တောင်း၌။ သသိသံ၊ ဦးခေါင်းနှင့်တကွ။ [အချို့မတူင် သသိသကော
 ဟု ရှိ၏။] နိမုဂ္ဂေါ၊ နှစ်မြုပ်သည်။ အဿ၊ ဖြစ်ရာ၏။ အထ တသ္မိံ ကာလေ၊
 နှစ်မြုပ်လျက်နေရာ ထိုအခါ၌။ တံ၊ သည်။ ပုရိသေ၊ မင်းချင်းယောက်ျားတို့ကို။
 (ဧဝံ သ္မိံ) အာဏာပေယျာသိ၊ စေခိုင်းရာ၏။ ကိံ၊ သ္မိံ။ အာဏာပေယျာသိ၊
 နည်း?။ “ဘော၊ တို့။ (ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ အယံ
 ပုရိသော၊ သည်။ ဂူထကူပေ၊ ဤ။ သသိသံ၊ ကွ။ နိမုဂ္ဂေါ၊ ခဲ့၏။) တေန ဟိ ကာရ-
 ဏေန၊ ဤယောက်ျား၏ မစင်တောင်း၌ ဦးခေါင်းနှင့်တကွ နှစ်မြုပ်သည်၏
 အဖြစ်ဟူသော ထိုအကြောင်းကြောင့်သာလျှင်။ (တုမေ၊ တို့သည်။) တံ ပုရိသံ၊
 ကို။ တမှာ ဂူထကူပါ၊ မှ။ ဥဒ္ဓရထ၊ ထုတ်ဆယ်ကြကုန်လော့”။ ဣတိ၊ သ္မိံ။
 အာဏာပေယျာသိ၊ ရာ၏။ တေ ပုရိသာ၊ တို့သည်။ “သာဓု၊ ပါပြီ”။ ဣတိ၊
 သ္မိံ။ ပဋိဿတော၊ ကုန်၍။ တံ ပုရိသံ၊ ကို။ တမှာ ဂူထကူပါ၊ မှ။ ဥဒ္ဓရေယျံ၊
 ထုတ်ဆယ်ကြကုန်ရာ၏။ တံ၊ သည်။ တေ ပုရိသေ၊ တို့ကို။ ဧဝံ သ္မိံ။ ဝဒေ-
 ယျာသိ၊ ပြန်ရာ၏။ ကိံ၊ သ္မိံ။ ဝဒေယျာသိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊
 သည်။) တေန ဟိ၊ တိုက်တန်း၏။ (တုမေ၊ တို့သည်။) တဿ ပုရိသဿ၊ ၏။
 ကာယာ၊ ကိုယ်မှ။ ဝေဠုပေသိကာဟိ၊ ဝါးခြမ်းနှိုးတို့ဖြင့်။ ဝါ၊ ဝါးခြမ်းစိတ်တို့
 ဖြင့်။ ဂူထံ၊ မစင်ကို။ သုနိမ္မဇ္ဇိတံ၊ ကောင်းစွာ ပွတ်တိုက်အပ်သည်ကို။ ဝါ၊
 ကောင်းစွာ သုတ်သင်အပ်သည်ကို။ (ကတွာ၊ ကုန်၍။) နိမ္မဇ္ဇေထ၊ ပွတ်တိုက်ကြ
 ကုန်လော့။ ဝါ၊ သုတ်သင်ကြကုန်လော့”။ ဣတိ ဧဝံ သ္မိံ။ ဝဒေယျာသိ၊ ပြန်ရာ
 ၏။

တေ ပုရိသာ၊ တို့သည်။ “သာဓု၊ ပါပြီ”။ ဣတိ၊ သ္မိံ။ ပဋိဿတော၊
 ကုန်၍။ တဿ ပုရိသဿ၊ ၏။ ကာယာ၊ မှ။ ဝေဠုပေသိကာဟိ၊ တို့ဖြင့်။
 ဂူထံ၊ ကို။ သုနိမ္မဇ္ဇိတံ၊ ကို။ (ကတွာ၊ ကုန်၍။) နိမ္မဇ္ဇေယျံ၊ ကုန်ရာ၏။ တံ၊
 သည်။ တေ ပုရိသေ၊ တို့ကို။ ဧဝံ သ္မိံ။ ဝဒေယျာသိ၊ ပြန်ရာ၏။ ကိံ၊ သ္မိံ။
 ဝဒေယျာသိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊ သည်။) တေန ဟိ၊ ၏။ (တုမေ၊
 တို့သည်။) တဿ ပုရိသဿ၊ ၏။ ကာယံ၊ ကို။ ပဏ္ဍမတ္တိကာယ၊ ဖျော့တော့
 သော အဆင်းရှိသော မြေညက်ဖြင့်။ တိက္ခတ္ထံ၊ သုံးကြိမ်။ သုဗ္ဗဇ္ဇိတံ၊
 ကောင်းစွာ ပွတ်တိုက်အပ်သည်ကို။ (ကတွာ၊ ကုန်၍။) ဥဗ္ဗဇ္ဇေထ၊ ပွတ်တိုက်
 ကြကုန်လော့”။ ဣတိ ဧဝံ သ္မိံ။ ဝဒေယျာသိ၊ ပြန်ရာ၏။ တေ ပုရိသာ၊

တို့သည်။ တဿ ပုရိသဿ၊ ဧ၊ ကာယံ၊ ကိ၊ ပဏ္ဍမတ္တိကာယ၊ ဖြင့်။
 တိက္ခတ္တံ၊ ကြိမ်၊ သုဗ္ဗဒ္ဓိတံ၊ ကိ၊ (ကတော၊ ကုန်၍။) ဥဗ္ဗဇေယျံ၊ ကုန်ရာ၏။
 တံ၊ သည်။ တေ ပုရိသေ၊ တို့ကို။ ဧဝံ၊ သို့။ ဝဒေယျာသိ၊ ပြန်ရာ၏။ ကိံ၊ သို့။
 ဝဒေယျာသိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊ သည်။) တေန ဟိ၊ ဧ၊ (တုမေ၊
 တို့သည်။) တံ ပုရိသံ၊ ကိ၊ တေလေန၊ ဆိဖြင့်။ အဗ္ဘဉ္ဇိတော၊ သုတ်လိမ်းကြ
 ကုန်၍။ သုခုမေန၊ နူးညံ့သိမ်မွေ့သော။ စုဏ္ဏေန၊ အမွန်ဖြင့်။ တိက္ခတ္တံ၊ ကြိမ်၊
 သုပုဇောတံ၊ ကောင်းစွာ အပြားအားဖြင့် ဆေးအပ်သည်ကို။ ကရေထ။
 ပြုကြကုန်လော့”။ ဣတိ ဧဝံ၊ သို့။ ဝဒေယျာသိ၊ ပြန်ရာ၏။

တေ ပုရိသော၊ တို့သည်။ တံ ပုရိသံ၊ ကိ၊ တေလေန၊ ဖြင့်။ အဗ္ဘဉ္ဇိတော၊
 ကုန်၍။ သုခုမေန၊ သော။ စုဏ္ဏေန၊ ဖြင့်။ တိက္ခတ္တံ၊ ကြိမ်။ သုပုဇောတံ၊ ကိ၊
 ကရေယျံ၊ ကုန်ရာ၏။ တံ၊ သည်။ တေ ပုရိသေ၊ တို့ကို။ ဧဝံ၊ သို့။ ဝဒေ-
 ယျာသိ၊ ပြန်ရာ၏။ ကိံ၊ သို့။ ဝဒေယျာသိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊
 သည်။) တေန ဟိ၊ ဧ၊ (တုမေ၊ တို့သည်။) တဿ ပုရိသဿ၊ ဧ၊ ကေသမဿံ၊
 ဆံ၊ မုတ်ဆိတ်၊ ကြင်စွယ်ကို။ ကပေထ၊ ရိတ်ဖြတ်ကြကုန်လော့”။ ဣတိ ဧဝံ၊
 သို့။ ဝဒေယျာသိ၊ ပြန်ရာ၏။ တေ ပုရိသော၊ တို့သည်။ တဿ ပုရိသဿ၊ ဧ၊
 ကေသမဿံ၊ ကိ၊ ကပေယျံ၊ ကုန်ရာ၏။ တံ၊ သည်။ တေ ပုရိသေ၊ တို့ကို။
 ဧဝံ၊ သို့။ ဝဒေယျာသိ၊ ပြန်ရာ၏။ ကိံ၊ သို့။ ဝဒေယျာသိ၊ နည်း?။ “ဘော၊
 တို့။ (အဟံ၊ သည်။) တေန ဟိ၊ ဧ၊ (တုမေ၊ တို့သည်။) တဿ ပုရိသဿ၊
 အား။ မဟဉ္စိ၊ များသော အတိုးထိုက်သော။ မာလဉ္စ၊ ပန်းကိုလည်းကောင်း။
 မဟဉ္စိ၊ သော။ ဝိလေပနဉ္စ၊ နံ့သာပျောင်းကိုလည်းကောင်း။ မဟဉ္စိနိ၊
 ကုန်သော။ ဝတ္ထာနိ စ၊ အဝတ်တို့ကိုလည်းကောင်း။ ဥပဟရထ၊ ရှေးရှု
 ဆောင်ကြကုန်လော့”။ ဣတိဧဝံ၊ သို့။ ဝဒေယျာသိ၊ ပြန်ရာ၏။

တေ ပုရိသော၊ တို့သည်။ တဿ ပုရိသဿ၊ အား။ မဟဉ္စိ၊ သော။ မာလဉ္စ၊
 ကိုလည်းကောင်း။ မဟဉ္စိ၊ သော။ ဝိလေပနဉ္စ၊ ကိုလည်းကောင်း။ မဟဉ္စိနိ၊
 ကုန်သော။ ဝတ္ထာနိ စ၊ တို့ကိုလည်းကောင်း။ ဥပဟရေယျံ၊ ကုန်ရာ၏။ တံ၊
 သည်။ တေ ပုရိသေ၊ တို့ကို။ ဧဝံ၊ သို့။ ဝဒေယျာသိ၊ ပြန်ရာ၏။ ကိံ၊ သို့။
 ဝဒေယျာသိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊ သည်။) တေန ဟိ၊ ဧ၊ (တုမေ၊
 တို့သည်။) တံ ပုရိသံ၊ ကိ၊ ပါသာဒံ၊ ပြာသာဒ်သို့။ အာရောပေတော၊ ကုန်၍။
 ပဉ္စ၊ ငါးပါးကုန်သော။ ကာမဂုဏာနိ၊ ကာမဂုဏ်တို့ကို။ ဝါ၊ ကာမအစုတို့ကို။
 ဝါ၊ ကာမအနှောင်အဖွဲ့တို့ကို။ ဥပဋ္ဌာပေထ၊ ဖြစ်စေကြကုန်လော့”။ ဣတိ ဧဝံ၊
 သို့။ ဝဒေယျာသိ၊ ပြန်ရာ၏။ တေ ပုရိသော၊ တို့သည်။ တံ ပုရိသံ၊ ကိ၊
 ပါသာဒံ၊ သို့။ အာရောပေတော၊ ကုန်၍။ ပဉ္စ၊ ကုန်သော။ ကာမဂုဏာနိ၊ တို့ကို။
 ဥပဋ္ဌာပေယျံ၊ ကုန်ရာ၏။

ရာဇည၊ ည။ (မယာ၊ သည်။ ဝုစ္စမာနံ၊ သော။ ယံ ဝစနံ၊ သည်။ အတ္ထိ၊) ၎င်း။ တံ ဝစနံ၊ ကိ။ (တံ၊ သည်။) ကံ မညသိ၊ နည်း။ သုန္ဒာတဿ၊ ကောင်းစွာ ရေချိုးအပ်ပြီးသည်ဖြစ်၍။ သုဝိလိတ္တဿ၊ ကောင်းစွာ လိမ်းကျံအပ်ပြီးသည်ဖြစ်၍။ သုကပ္ပိတကေသမဿ၊ ကောင်းစွာ ရိတ်ဖြတ်အပ်ပြီးသော ဆံ-မုတ်ဆိတ်ကြင်စွယ်ရှိသည်ဖြစ်၍။ အာမုက္ကမာလာဘရဏဿ၊ ဝတ်ဆင် အပ်ပြီးသော ပန်းတန်းဆာရှိသည်ဖြစ်၍။ ဩဒါတဝတ္ထဝသနဿ၊ ဖြူစင်သော အဝတ်ကိုဝတ်ပြီးသည်ဖြစ်၍။ ဥပရိပါသာဒဝရဂတဿ၊ မြတ်သော ပြာသာဒ်ထက်သို့ ရောက်ပြီးသည်ဖြစ်၍။ ပဉ္စဟိ၊ ကုန်သော၊ ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတဿ၊ ပြည့်စုံသည်ဖြစ်၍။ သမဂီဘူတဿ၊ ပြည့်စုံသည်၏အဖြစ်သို့ ရောက်သည်ဖြစ်၍။ ပရိစာရယမာနဿ၊ ဣန္ဒြေတို့ကို ထိုမှ ဤမှ လှည့်လည်ကျက်စားစေသော။ ဝါ၊ မြူးတူးပျော်ပါး ကစားသော။ တဿ ပုရိသဿ၊ အား။ ဝါ၊ ၎င်း။ ပုနဒေဝ၊ တဖန်သာလျှင်။ တသ္မိံ ဂူထကူပေ၊ ထိုမစင်တွင်း၌။ နိမ္မုဇ္ဇိတုကာမတာ၊ ငုပ်ခြင်းငှါ အလိရှိသည်၏အဖြစ်သည်။ အဿ အပိ န၊ ဖြစ်ပြန်ရာအံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။ “ဘော ကဿပ၊ ပ။ တေံ နိမ္မုဇ္ဇိတုကာမတ္ထံ၊ ဤငုပ်ခြင်းငှါ အလိရှိသည်၏အဖြစ်သည်။ နော ဟိ ယုတ္တံ၊ မသင့်မြတ်ပါသည်သာ။

တနည်း။ ဘော ကဿပ၊ ပ။ (သုန္ဒာတဿ၊ ၎င်း။ သုဝိလိတ္တဿ၊ ၎င်း။ အာမုက္ကမာလာဘရဏဿ၊ ၎င်း။ ဩဒါတဝတ္ထဝသနဿ၊ ၎င်း။ ဥပရိပါသာဒဝရဂတဿ၊ ၎င်း။ ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတဿ၊ ၎င်း။ သမဂီဘူတဿ၊ ၎င်း။ ပရိစာရယမာနဿ၊ သော။ တဿ ပုရိသဿ၊ အား။ ဝါ၊ ၎င်း။ ပုနဒေဝ၊ သာလျှင်။ တသ္မိံ ဂူထကူပေ၊ ၎င်း။ နိမ္မုဇ္ဇိတုကာမတာ၊ သည်။) နော ဟိ အဿ၊ မဖြစ်ရာပါသည်သာ။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ သုန္ဒာတဿ၊ ၎င်း။ သုဝိလိတ္တဿ၊ ၎င်း။ သုကပ္ပိတကေသမဿ၊ ၎င်း။ အာမုက္ကမာလာဘရဏဿ၊ ၎င်း။ ဩဒါတဝတ္ထဝသနဿ၊ ၎င်း။ ဥပရိပါသာဒဝရဂတဿ၊ ၎င်း။ ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတဿ၊ ၎င်း။ သမဂီဘူတဿ၊ ၎င်း။ ပရိစာရယမာနဿ၊ သော။ တဿ ပုရိသဿ၊ အား။ ဝါ၊ ၎င်း။ ပုနဒေဝ၊ သာလျှင်။ တသ္မိံ ဂူထကူပေ၊ ၎င်း။ နိမ္မုဇ္ဇိတုကာမတာ၊ သည်။ နော အဿ၊ သနည်း?။ ဘော ကဿပ၊ ပ။ (ယသ္မာ၊ ကြောင့်။) အသုစိ၊ မစင်ကြယ်သော။ ဂူထကူပေါ၊ သည်။ အသုစိ စေဝ၊ မစင်ကြယ်သည်လည်းကောင်း။ အသုစိသင်္ခါတော စ၊ မစင်ကြယ်သော အဘို့အစုဖြစ်၍ ဖြစ်သည်လည်းကောင်း။ ဝါ၊ မစင်ကြယ်ဟူ၍ သိအပ်သည်လည်းကောင်း။ ဒုဂ္ဂန္ဓော စ၊ မကောင်းသော အနံ့ရှိသည်လည်းကောင်း။ ဒုဂ္ဂန္ဓသင်္ခါတော စ၊ မကောင်းသောအနံ့ရှိသော အဘို့အစုဖြစ်၍ ဖြစ်သည်လည်းကောင်း။ ဝါ၊ မကောင်းသော

အနံ့ရှိ၏ဟူ၍ သိအပ်သည်လည်းကောင်း။ ဇေဂုစ္ဆော စ၊ စက်ဆုပ်အပ်သည်
 ၉ လည်းကောင်း။ ဇေဂုစ္ဆသင်္ခါတော စ၊ စက်ဆုပ်အပ်သော အဘို့အစုဖြစ်၍ဖြစ်
 သည်လည်းကောင်း။ ဝါ၊ စက်ဆုပ်အပ်၏ဟူ၍ သိအပ်သည်လည်းကောင်း။ ပဋိ-
 ကူလော စ၊ ရှုံရှာအပ်သည်လည်းကောင်း။ ပဋိကူလသင်္ခါတော စ၊ ရှုံရှာအပ်
 သော အဘို့အစုဖြစ်၍ ဖြစ်သည်လည်းကောင်း။ ဝါ၊ ရှုံရှာအပ်၏ဟူ၍ သိအပ်
 သည်လည်းကောင်း။ (ဟောတံ၊ ၏။) တဿ၊ ကြောင့်။ သုန္ဒာတဿ၊ ၍။ သုဝိ-
 လိတ္တဿ၊ ၍။ သုကပ္ပိတကေသမဿ၊ ၍။ အာမုက္ကမာလာဘရဏဿ၊ ၍။
 ဩဒါတဝတ္ထဝသနဿ၊ ၍။ ဥပရိပါသာဒဝရဂတဿ၊ ၍။ ပဉ္စဟိ၊ ကုန်သော။
 ကာမဂုဏေဟိ၊ တို့နှင့်။ သမပ္ပိတဿ၊ ၍။ သမဂီဘူတဿ၊ ၍။ ပရိစာရယမာ-
 နဿ၊ သော။ တဿ ပုရိသဿ၊ အား။ ဝါ၊ ၏။ ပုနဒေဝ၊ သာလျှင်။ တသ္မိံ
 ဂူထကူပေ၊ ဌိ။ နိမ္မုဇ္ဇိတုကာမတာ၊ သည်။ နော ဟိ အဿ၊ သည်သာ။ ဣတိ၊
 သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

“ရာဇည၊ ည။ ဧဝမေဝ ခေါ၊ ပုံစံနှိုင်းယူ ဤအတူသာလျှင်။ မနုဿာ၊ လူတို့
 သည်။ ဒေဝါနံ၊ တို့အား။ ဝါ၊ တို့၏။ အသုစံ စေဝ၊ မစင်ကြယ်ကုန်သည်လည်း
 ကောင်း။ အသုစိသင်္ခါတာ စ၊ ကုန်သည်လည်းကောင်း။ ဒုဂ္ဂန္ဓာ စ၊ ကုန်သည်
 လည်းကောင်း။ ဒုဂ္ဂန္ဓသင်္ခါတာ စ၊ ကုန်သည်လည်းကောင်း။ ဇေဂုစ္ဆော စ၊ ကုန်
 သည်လည်းကောင်း။ ဇေဂုစ္ဆသင်္ခါတာ စ၊ ကုန်သည်လည်းကောင်း။ ပဋိကူလာ
 စ၊ ကုန်သည်လည်းကောင်း။ ပဋိကူလသင်္ခါတာ စ၊ ကုန်သည်လည်းကောင်း။
 (ဟောန္တိ၊ ကုန်၏။) ရာဇည၊ ည။ ယောဇနသတံ၊ ယူဇနာတရာတိုင်တိုင်။
 မနုဿဂန္ဓော၊ လူတို့၏ အနံ့သည်။ ဒေဝေ၊ နတ်တို့ကို။ ဥဗ္ဗာဓတိ၊ အထက်အထက်၌
 နှိပ်စက်တတ်၏။ ဝါ၊ အဆင့်ဆင့်နှိပ်စက်၏။ တေ၊ ၏။ မိတ္တာမစ္စာ၊ တို့သည်လည်း
 ကောင်း။ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ ပါဏာတိပါတာ၊
 မှ။ ပဋိဝိရတာ၊ ကုန်သည်။ အဒိန္နာဒါနာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ ကာမေ-
 သုမိစ္ဆာစာရာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ မုသာဝါဒါ၊ မှ။ ပဋိဝိရတာ၊
 ကုန်သည်။ ပိသုဏာယ၊ သော။ ဝါစာယ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ ဖရုသာယ၊
 သော။ ဝါစာယ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ သမ္မပ္ပလာပါ၊ မှ။ ပဋိဝိရတာ၊
 ကုန်သည်။ အနဘိဇ္ဈာလူ၊ ကုန်သည်။ အဗျာပန္နစိတ္တာ၊ ကုန်သည်။ သမ္မာဒိဋ္ဌိ၊
 ကုန်သည်။ (ဟုတုာ၊ ကုန်၍။) ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။
 ပရံ၊ ဌိ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊ ဌိ။ ဥပပန္နာ၊ ကုန်သည်။
 (သမာနာ၊ ကုန်သည်ရှိသော်။) တေ၊ အား။ အာဂန္ဓာ၊ ကုန်၍။ ဣတိပိ၊
 ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ ဩပပါတိကာ၊
 ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။
 ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ ကိံ

ပန အာရောစေယန္တိ၊ အဘယ်မှာလျှင် ပြောဆိုနိုင်ကြပါကုန်အံ့နည်း။ ဝါ၊ အဘယ်မှာလျှင် ပြောဆိုနိုင်ကုန်ပချိမ့်နည်း။ (န အာရောစေယန္တိ ဧဝ၊ စင်စစ်ကေန အမှန်မှချ မပြောနိုင်ကုန်လတ္တံ့ သည်သာ။) ရာဇည၊ ည။ ဣမိနာပိ ခေါပရိယာယေန၊ နတ်ပြည်၌ဖြစ်ကုန်သော အဆွေခင်ပွန်းတို့၏ လူ့ပြည်သို့ လာ၍ မပြောနိုင်သည်၏ အဖြစ်ဟူသော ဤအကြောင်းဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ တေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ ဧဝံ၊ သည်။ ဟောတု၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

၄၁၆။ “ဘဝံ ကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိဉ္ဇာပိ အာဟ၊ ၏။ အထ ခေါ၊ ပါသော်လည်း။ ဧတ္ထ ဧတသ္မိံ ဌာနေ၊ ဌံ။ မေး၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊ ည။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ တေ၊ အား။ ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ၏။ သော ပရိယာယော၊ သည်။ အတ္ထိ ပန၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။ “ဘော ကဿပ၊ ပ။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ မေး၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ၏။ သော ပရိယာယော၊ သည်။ အတ္ထိ၊ ပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊ ည။ ယထာ ကထံ ဝိယ၊ သို့သာလျှင်။ (သော ပရိယာယော၊ သည်။ အတ္ထိ၊ နည်း။)” ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။)

“ဘော ကဿပ၊ ပ။ ဣဓ ဣမသ္မိံ လောကော ဌံ။ မေး၊ ၏။ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ ပါဏာတိပါတာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ အဒိန္နာဒါနာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ ကာမေသုမိစ္ဆာစာရာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ မုသာဝါဒါ၊ မှ။ ပဋိဝိရတာ၊

ကုန်သည်။ သုရာမေရယမဇ္ဇပုမာဒဋ္ဌာနာ၊ ယစ်မူး တွေဝေစေတတ်သော
 မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော အရက်ကို သောက်ခြင်းမှ။ ပဋိဝိရတာ၊
 ကုန်သည်။ (ဟောန္တိ၊ ပါကုန်၏။) တေ မိတ္တာမစွာ၊ တို့သည်လည်းကောင်း။
 တေ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ အပရေန၊ သော။
 သမယေန၊ ဌိ။ အာဗာဓိကာ၊ ကုန်သည်။ ဒုက္ခိတာ၊ ကုန်သည်။ ဗာဠဂိလာနာ၊
 ကုန်သည်။ ဟောန္တိ၊ ပါကုန်၏။ ယဒါ၊ ဌိ။ အဟံ၊ သည်။ ဇာနာမိ၊ ၏။ ကိံ၊
 သို့။ ဇာနာမိ၊ နည်း?။ ဒါနိ၊ ဌိ။ ဣမေ မနုဿာ၊ တို့သည်။ ဣမမှာ အာဗာဓာ
 မှ။ န ဝုဠဟိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ဣတိ၊ သို့။ ဇာနာမိ၊ ၏။ (တဒါ၊ ဌိ။)
 အဟံ၊ သည်။ တေ မနုဿေ၊ တို့သို့။ ဝါ၊ တို့ကို။ ဥပသက်မိတော၊ ရှိ။ ဝေံ၊ သို့။
 ဝဒါမိ၊ ပါ၏။ ကိံ၊ သို့။ ဝဒါမိ၊ ဆိုပါသနည်း?။ ဘော၊ တို့။ ယေ တေ ပုဂ္ဂလာ၊
 တို့သည်။ ပါဏာတိပါတာ၊ မှ။ ပဋိဝိရတာ၊ ကုန်၏။ အဒိန္နာဒါနာ၊ မှ။
 ပဋိဝိရတာ၊ ကုန်၏။ ကာမေသုမိစ္ဆာစာရာ၊ မှ။ ပဋိဝိရတာ၊ ကုန်၏။ မုသာဝါဒါ၊
 မှ။ ပဋိဝိရတာ၊ ကုန်၏။ သုရာမေရယမဇ္ဇပုမာဒဋ္ဌာနာ၊ မှ။ ပဋိဝိရတာ၊ ကုန်၏။
 တေ ပုဂ္ဂလာ၊ တို့သည်။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊
 ဌိ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊ သို့။ တာဝတိံသာနံ၊
 တာဝတိံသာဘုံ၌ ဖြစ်ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ တကွဖြစ်သော
 အပေါင်းအဖော်၏ အဖြစ်သို့။ ဥပပဇ္ဇိဿန္တိ၊ ကပ်၍ ဖြစ်ကုန်လိမ့်လတ္တံ့။ ဣတိ
 ဝေံဝါဒိနော၊ ကုန်သော။ ဣတိ ဝေံဒိဋ္ဌိနော၊ ကုန်သော။ ဧကေ၊ ကုန်သော။
 သမဏဗြာဟ္မဏာ၊ တို့သည်။ သန္တိ ခေါ၊ ပါကုန်သည်သာ။

ဘဝန္တော၊ တို့သည်။ ပါဏာတိပါတာ၊ မှ။ ပဋိဝိရတာ၊ ပါကုန်၏။ အဒိန္နာဒါ-
 နာ၊ မှ။ ပဋိဝိရတာ၊ ပါကုန်၏။ ကာမေသုမိစ္ဆာစာရာ၊ မှ။ ပဋိဝိရတာ၊ ပါကုန်၏။
 သုရာမေရယမဇ္ဇပုမာဒဋ္ဌာနာ၊ မှ။ ပဋိဝိရတာ၊ ပါကုန်၏။ ဘဝတံ၊ ကုန်သော။
 တေသံ သမဏဗြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ သည်။ သစ္စံ၊ သည်။ သစေ ဟောတိ၊
 အံ။ ဝေံသတိ၊ သော်။ ဘဝန္တော၊ တို့သည်။ ကာယဿ၊ ၏။ ဘေဒါ၊ သော။
 မရဏာ၊ မှ။ ပရံ၊ ဌိ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊ သို့။ တာ-
 ဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇိဿန္တိ၊ ပါ
 ကုန်လိမ့်လတ္တံ့။ ဘော၊ တို့။ (တုမော၊ တို့သည်။) ကာယဿ၊ ၏။ ဘေဒါ၊ သော။
 မရဏာ၊ မှ။ ပရံ၊ ဌိ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊ သို့။ တာဝတိံ-
 သာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ သစေ ဥပပဇ္ဇေယျာထ၊
 အကယ်၍ ကပ်၍ ဖြစ်ကြကုန်ငြားအံ့။ ဝေံ သန္တေသု၊ ကုန်သည်ရှိသော်။
 ယေန ဌာနေန၊ ဌိ။ (အဟံ၊ သည်။ အတ္ထိ၊ ၏။ တေန ဌာနေန၊ သို့။) အာ-
 ဂန္တော၊ ကုန်၍။ မေ၊ အား။ အာရောစေယျာထ၊ ပါကုန်လော့။ ကိံ၊ သို့။ အာ-
 ရောစေယျာထ၊ ကုန်ရာသနည်း?။ ဣတိပိ၊ ကြောင့်လည်း။ ပရော လော့ကော၊

သည်။ အတ္တိ၊ ၏။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္တိ၊ ကုန်
၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊
သည်။ အတ္တိ၊ ၏။ ဣတိ၊ သို့။ အာရောစေယျာထ၊ ပါကုန်လော့။

ဘဝန္တော၊ တို့သည်။ မေ၊ ၏။ သဒ္ဓါယိကာ၊ တို့ပါတည်း။ ပစ္စယိကာ၊ တို့ပါ
တည်း။ ဘဝန္တေဟိ၊ တို့သည်။ ယံ ကာရဏံ၊ ကို။ ဒိဋ္ဌိ၊ အပ်ပြီ။ ဧတံ ကာရဏံ၊
သည်။ ဝါ၊ ကို။ (ဘဝန္တေဟိ၊ တို့သည်။) သာမံ၊ တိုင်။ ဒိဋ္ဌိ ယထာ၊ သို့။ ဧဝံ၊ တူ။
(မယာ၊ သည်။) ဒိဋ္ဌိ၊ သည်။ ဘဝိဿတိ၊ ပါလိမ့်လတ္တံ့။ ။ ဣတိ ဧဝံ၊ သို့။ ဝဒါမိ၊
ပါ၏။ တေ မိတ္တာမစ္စာ၊ တို့သည်လည်းကောင်း။ တေ ဉာတိသာလောဟိတာ၊
တို့သည်လည်းကောင်း။ မေ၊ အား။ “သာဓုပြီ” ။ ဣတိ၊ သို့။ ပဋိဿုတာ၊ ကုန်ပြီး
၍။ အာဂန္တာ၊ ကုန်၍။ နေဝ အာရောစေန္တိ၊ ပါကုန်။ ဒုတံ၊ ကို။ န ပန ပဟိ-
ဏန္တိ၊ ပါကုန်။ ဘော ကဿပ၊ ပ။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။
မေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။
ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊
ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။
ဣတိ ဧဝံ၊ သည်။ ဧဟာတိ၊ ၏။ သော ပရိယာယော၊ သည်။ အယမ္ပိ ခေါ၊
သည်လည်း။ ဟောတိ၊ ပါ၏” ။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက
လျှောက်ပြန်ပြီ။

(၄) တာဝတိံသဒေဝဥပမာ

၄၁၇။ “ရာဇည၊ ဉ။ (ယေန ကာရဏေန၊ ကြောင်းဖြင့်။ ဝါ၊ ကြောင့်။
တံ၊ သည်။ တေ၊ ၏။ ဒိဋ္ဌိံ၊ ကို။ န ပဋိနိဿဇ္ဇလိ၊ ခဲ့။) တေန ဟိ ကာရ-
ဏေန၊ ကြောင့်သာလျှင်။ ဧတ္ထ ဧတသ္မိံ ပဉ္စေ၊ ခွံ။ တညေဝ၊ ကိုသာလျှင်။
(အဟံ၊ သည်။) ပဋိပုစ္ဆိဿာမိ၊ အံ။ ယထာ၊ အားဖြင့်။ တေ၊ သည်။ (ဗျာ-
ကာတံ၊ ဝှါ။) ခမေယျ၊ အပ်ရာ၏။ တထာ၊ အားဖြင့်။ (တံ၊ သည်။) နံ ပဉ္စံ၊
ကို။ ဗျာကရေယျာသိ၊ ရာ၏။ ရာဇည၊ ဉ။ မာနုသကံ၊ လှည့်ဖြစ်သော။ ယံ
ဝဿသတံ၊ အကြင် နှစ်တရာသည်။ (အတ္တိ၊ ၏။) ဒေဝော၊ ဤ လှည့်ဖြစ်
သော နှစ် တရာသည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ ဧကော၊
တခုသော။ ရတ္တိဒိဝေါ၊ ညဉ့်နေ့သည်။ ဟောတိ၊ ၏။ တာယ ရတ္တိယာ၊ ထို
ညဉ့်ဖြင့်။ တိံသရတ္တိယော၊ သုံးဆယ်သော ညဉ့်တို့သည်။ မာသော၊ တလ
သည်။ (ဟောန္တိ၊ ကုန်၏။) တေန မာသေန၊ ထိုလဖြင့်။ ဒွါဒသမာသိယော၊
တဆယ်နှစ်လရှိရာအခါသည်။ သံဝစ္ဆရော၊ နှစ်သည်။ (ဟောတိ၊ ၏။) တေန

သံဝစ္ဆရေန၊ ထိန္ဒရံဖြင့်။ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော။ ဝဿသဟဿံ၊ နှစ်တထောင်သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ အာယုပ္ပမာဏံ၊ အသက်အတိုင်းအရှည်သည်။ ဟောတိ၊ ၏။ တေ၊ ၏။ (ထည့်စပ်သည်။) ယေ တေ မိတ္တာမစွာ၊ တို့သည်လည်းကောင်း။ ယေ တေ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ ပါဏာတိပါတာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ အဒိန္နာဒါနာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ ကာမေသုမိစ္ဆာစာရာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ မုသာဝါဒါ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ၊ မှ။ ပဋိဝိရတာ၊ ကုန်သည်။ (ဟောန္တိ၊ ကုန်၏။) တေ မိတ္တာမစွာ၊ တို့သည်လည်းကောင်း။ တေ ဉာတိသာလောဟိတာ၊ တို့သည်လည်းကောင်း။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ၌။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊ သို့။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပန္နာ၊ ကပ်၍ ဖြစ်ကြကုန်ပြီ။

တေသံ ဒေဝါနံ၊ ထိန္ဒရံတို့အား။ ဧဝံ၊ ဤသို့သော စိတ်အကြံသည်။ သစေဘဝိဿတိ၊ အကယ်၍ဖြစ်လတ္တံ့အံ့။ ကိံ၊ အဘယ်သို့သော စိတ်အကြံသည်။ ဘဝိဿတိ၊ လတ္တံ့နည်း?။ “ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ မယံ၊ တို့သည်။ ဒေ၊ နှစ်ခုကုန်သော။ ရတ္တိဒိဝါနိ ဝါ၊ ညဉ့်ဒုတိယပတ်လုံးသော်လည်းကောင်း။ တိဏံ၊ သုံးခုကုန်သော။ ရတ္တိဒိဝါနိ ဝါ၊ တို့ပတ်လုံးသော်လည်းကောင်း။ ဒိဗ္ဗေဟိ၊ နတ်၌ဖြစ်ကုန်သော။ ပဉ္စဟိ၊ ငါးပါးကုန်သော။ ကာမဂုဏေဟိ၊ ကာမဂုဏ်တို့နှင့်။ သမပ္ပိတာ၊ ပြည့်စုံကြကုန်သည်။ သမဂီဘူတာ၊ ပြည့်စုံသည်ဖြစ်၍ ဖြစ်ကြကုန်သည်။ ဝါ၊ ပြည့်စုံသည်၏အဖြစ်သို့ ရောက်ကြကုန်သည်။ (ဟုတော၊ ကုန်၍။) ပရိစာရေမ၊ ဣန္ဒြေတို့ကို ထိမ္မန္တိမှ လှည့်လည်ကျက်စားစေကြကုန်သေး၏။ ဝါ၊ မြူးထူးပျော်ပါး ကစားကြကုန်သေး၏။ တာဝ၊ ထိုမြူးထူးပျော်ပါး ကစားသေးသမျှ ကာလပတ်လုံး။ န အာရောစေမ၊ မပြောဆိုနိုင်ကြကုန်သေး။ (ထည့်စပ်သည်။) အထ ပစ္ဆာ၊ မြူးထူးပျော်ပါး ကစားကြပြီးရာ ကာလမှ နောက်၌။ မယံ၊ တို့သည်။ ပါယာသိဿ၊ သော။ ရာဇညဿ၊ အား။ အာဂန္ဓာ၊ ကုန်၍။ ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ အာရောစေမ၊ ပြောဆိုကြကုန်တော့အံ့။ ဣတိ ဧဝံ၊ သည်။ သစေ ဘဝိဿတိ၊ လတ္တံ့အံ့။ ဧဝံ သတိ၊ သော်။ တေ ဒေဝါ၊ တို့သည်။ အာဂန္ဓာ၊ လာကြကုန်၍။ တေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။

ဝိပါကော၊ သည်။ အတ္တိ၊ ဧ၊။ ဣတိ၊ သို့။ အာရောစေယျ၊ အပိ န၊ ပြောဆို ကုန်ရာအံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆို ပြန်ပြီ။

“ဘော ကဿပ၊။ ဧတံ၊ ဤသို့ ပြောဆိုခြင်းသည်။ နော ဟိ ယုတ္တံ၊ သည်သာ။ ကသ္မာ၊ ကြောင့်။ ဧတံ၊ သည်။ နော ယုတ္တံ၊ သနည်း?။ ဘော ကဿပ၊။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ မယံ၊ တို့သည်။ ဝိရံ၊ ကြာမြင့်စွာ။ ကာလကံတာပိ၊ သေကုန်သည်လည်း။ ဘဝေယျာမ အပိ၊ ဖြစ်မှုလည်းဖြစ်ရာ ပါ၏။ တသ္မာ၊ ကြောင့်။ ဧတံ၊ သည်။ နော ဟိ ယုတ္တံ၊ သည်သာ။ ကော။ အဘယ်ပုဂ္ဂိုလ်သည်။ ဘောတော ကဿပဿ၊ အား။ “တာဝတိံသာ၊ ကုန် သော။ ဒေဝါ၊ တို့သည်။ အတ္တိ၊ ကုန်၏”။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဧဝံဒီဃာယုကာ၊ ဤသို့ရှည်သော အသက်ရှိကြကုန်၏။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ ဧတံ ဝစနံ၊ ဤစကားကို။ အာရောစေတိ ပန၊ ပြောဆိုပါသနည်း?။ မယံ၊ တို့သည်။ ဘောတော ကဿပဿ၊ ဧ၊။ ‘တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ အတ္တိ၊ ကုန်၏’။ ဣတိ ဝါ၊ သို့သော်လည်းကောင်း။ ‘တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဧဝံဒီဃာယုကာ၊ ကုန်၏’။ ဣတိ ဝါ၊ သို့သော် လည်းကောင်း။ (ဧတံ ဝစနံ၊ ကို။) န သဒ္ဒဟာမ၊ မယံကြည်နိုင်ကြပါကုန်”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၅) ဇစ္စန္ဒပမာ

၄၁၈။ “ရာဇည၊ ည။ သေယျတာပိ၊ မည်သည်။ ဇစ္စန္ဒော၊ ပဋိသန္ဓေအား ဖြင့် ကာဏ်းသော။ ဝါ၊ ပဋိသန္ဓေအခါ၌ ကာဏ်းသော။ ပုရိသော၊ သည်။ ကဏ္ဍသုက္ကာနိ၊ မည်းကုန်၊ ဖြူကုန်သော။ ရူပါနိ၊ ရူပါရုံတို့ကို။ န ပဿေယျ၊ မမြင် ရရာ။ နီလကာနိ၊ ညိုကုန်သော။ ရူပါနိ၊ တို့ကို။ န ပဿေယျ၊ ရာ။ ပိတကာနိ၊ ရွှေကုန်သော။ ရူပါနိ၊ တို့ကို။ န ပဿေယျ၊ ရာ။ လောဟိတကာနိ၊ နီကုန်သော။ ရူပါနိ၊ တို့ကို။ န ပဿေယျ၊ ရာ။ မဉ္ဇိဋ္ဌကာနိ၊ မောင်းသော အဆင်းရှိကုန်သော။ ရူပါနိ၊ တို့ကို။ န ပဿေယျ၊ ရာ။ သမဝိသမံ၊ ညီညွတ်သောအရပ်၊ မညီညွတ် သောအရပ်ကို။ ဝါ၊ ညီညွတ်သောအာရုံ၊ မညီညွတ်သောအာရုံကို။ န ပဿေ- ယျ၊ ရာ။ တာရကရူပါနိ၊ တာရာအပေါင်းတို့ကို။ န ပဿေယျ၊ ရာ။ စန္ဒိမ- သူရိယေ၊ လ၊ နေတို့ကို။ န ပဿေယျ၊ ရာ။ (ဇစ္စန္ဒော၊ သော။) သော ပုရိ- သော၊ သည်။ ဧဝံ၊ သို့။ ဝဒေယျ၊ ရာ၏။ ကိံ၊ သို့။ ဝဒေယျ၊ ရာသနည်း?။ “ကဏ္ဍသုက္ကာနိ၊ ကုန်သော။ ရူပါနိ၊ တို့သည်။ နတ္ထိ၊ မရှိကုန်။ ကဏ္ဍသုက္ကာနိ၊

ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ မြင်တတ်သောသတ္တဝါသည်။ နတ္ထိ၊ မရှိ။ နီလကာနံ၊ ကုန်သော။ ရူပါနံ၊ တို့သည်။ နတ္ထိ၊ ကုန်။ နီလကာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ နတ္ထိ၊ မရှိ။ ပိတကာနံ၊ ကုန်သော။ ရူပါနံ၊ တို့သည်။ နတ္ထိ၊ ကုန်။ ပိတကာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ နတ္ထိ၊ မရှိ။ လောဟိတကာနံ၊ ကုန်သော။ ရူပါနံ၊ တို့သည်။ နတ္ထိ၊ ကုန်။ လောဟိတကာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ နတ္ထိ၊ မရှိ။ မဉ္ဇိဋ္ဌကာနံ၊ ကုန်သော။ ရူပါနံ၊ တို့သည်။ နတ္ထိ၊ ကုန်။ မဉ္ဇိဋ္ဌကာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ နတ္ထိ၊ မရှိ။ သမဝိသမံ၊ သည်။ နတ္ထိ၊ မရှိ။ သမဝိသမဿ၊ ကို။ ဒဿာဝီ၊ သည်။ နတ္ထိ၊ မရှိ။ တာရကရူပါနံ၊ တို့သည်။ နတ္ထိ၊ ကုန်။ တာရကရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ နတ္ထိ၊ မရှိ။ စန္ဒိမသုရိယာ၊ တို့သည်။ နတ္ထိ၊ ကုန်။ စန္ဒိမသုရိယာနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ နတ္ထိ၊ မရှိ။ (ကသ္မာ၊ ကြောင့်။ တံ သဗ္ဗံ၊ ထို အလုံးစုံသော ရူပါရုံ၊ ရူပါရုံကို မြင်တတ်သော သတ္တဝါသည်။ နတ္ထိ၊ နည်း?။ ယသ္မာ၊ ကြောင့်။) အဟံ၊ သည်။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံသော ရူပါရုံ၊ ရူပါရုံကို မြင်တတ်သော သတ္တဝါကို။ န ဇာနာမိ၊ မသိရခဲ့။ အဟံ၊ သည်။ ဧတံ သဗ္ဗံ၊ ကို။ န ပဿာမိ၊ ရခဲ့။ တသ္မာ၊ ကြောင့်။ တံ သဗ္ဗံ၊ သည်။ နတ္ထိ၊ မရှိ။” ဣတိ ဧဝံ၊ သို့။ ဝဒေယျ၊ ရာ၏။ ရာဇည၊ ည။ ဇစ္စန္ဒော၊ သော။ သော ပုရိသော၊ သည်။ ဝဒမာနော၊ ပြောဆိုသည်ရှိသော်။ သမ္မာ၊ ကောင် စွာ၊ ဝါ၊ မဖောက်ပြန်။ ဝဒေယျ န ခေါ၊ ပြောဆိုသည်မည် ရာအံလော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

“ဘော ကဿပပ။ ဧတံ၊ ဤ မဖောက်ပြန် ဟုတ်မှန်စွာပြောဆိုခြင်းသည်။ နော ဟိ ယုတ္တံ၊ ပါသည်သာ။ တနည်း။ ဘော ကဿပပ။ (ဇစ္စန္ဒော၊ သော။ ပုရိသော၊ သည်။ ဝဒမာနော၊ သော်။ သမ္မာ၊ စွာ။) နော ဟိ ဝဒေယျ၊ ပါသည်သာ။ (ကသ္မာ၊ ကြောင့်။ ဇစ္စန္ဒော၊ သော။ သော ပုရိသော၊ သည်။ ဝဒမာနော၊ သော်။ သမ္မာ၊ စွာ။ နော ဝဒေယျ၊ ရာသနည်း?။ ယသ္မာ၊ ကြောင့်။) ကဏ္ဍသုက္ကာနံ၊ ကုန်သော။ ရူပါနံ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ ကဏ္ဍသုက္ကာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ အတ္ထိ၊ ၏။ နီလကာနံ၊ ကုန်သော။ ရူပါနံ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ နီလကာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ အတ္ထိ၊ ၏။ ပိတကာနံ၊ ကုန်သော။ ရူပါနံ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ ပိတကာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ အတ္ထိ၊ ၏။ လောဟိတကာနံ၊ ကုန်သော။ ရူပါနံ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ လောဟိတကာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ မဉ္ဇိဋ္ဌကာနံ၊ ကုန်သော။ ရူပါနံ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ မဉ္ဇိဋ္ဌကာနံ၊ ကုန်သော။ ရူပါနံ၊ တို့ကို။ ဒဿာဝီ၊ သည်။ အတ္ထိ၊ ၏။ သမဝိသမံ၊ သည်။ အတ္ထိ၊ ၏။ သမဝိသမဿ၊ ကို။ ဒဿာဝီ၊ သည်။ အတ္ထိ၊

၏။ တာရကရူပါနိ၊ တို့သည်။ အတ္တိ၊ ကုန်၏။ တာရကရူပါနိ၊ တို့ကို။ ဒဿာဝီ၊
 သည်။ အတ္တိ၊ ၏။ စန္ဒိမသုရိယာ၊ တို့သည်။ အတ္တိ၊ ကုန်၏။ စန္ဒိမ-
 သုရိယာနံ၊ တို့ကို။ ဒဿာဝီ၊ တို့သည်။ အတ္တိ၊ ကုန်၏။ (အထ၊ ထိုသို့။
 ရူပါရုံ၊ ရူပါရုံကို မြင်တတ်သောသတ္တဝါငါ့ပါလျက်။ သော ပုရိသော။ ထိုဇစ္စန္ဒ
 ယောကျ်ားသည်။ ယသ္မာ၊ ကြောင့်။) “အဟံ၊ သည်။ တေ သဗ္ဗံ၊ ဤအလုံးစုံ
 သော ရူပါရုံ၊ ရူပါရုံကို မြင်တတ်သောသတ္တဝါကို။ န ဇာနာမိ၊ ရခဲ့။ အဟံ၊ သည်။
 တေ သဗ္ဗံ၊ ကို။ န ပဿာမိ၊ ရခဲ့။ တသ္မာ၊ ထိုသို့ ငါမသိရ၊ မမြင်ရသည်၏အဖြစ်
 ကြောင့်။ တံ သဗ္ဗံ၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ဝဒတိ၊ ပြောဆိုခဲ့၏။ (ထည့်
 စပ်သည်။) (တသ္မာ၊ ကြောင့်။ ဇစ္စန္ဒော၊ သော။ သော ပုရိသော၊ သည်။ ဝဒ-
 မာနော၊ သော်။ သမ္မာ၊ စွာ။ နော ဟိ ဝဒေယျ၊ ပါသည်သာ။) တော ကဿပ၊
 ပ။ (ဇစ္စန္ဒော၊ သော။) သော ပုရိသော၊ သည်။ ဝဒမာနော၊ သော်။ သမ္မာ၊
 စွာ။ န ဟိ ဝဒေယျ၊ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါ၊ ပါယာသိရာဇညက
 လျှောက်ပြန်ပြီ။

“ရာဇည၊ ည။ ဝေမေဝ ခေါ၊ ပုံစံနှိုင်းယူ ဤအတူသာလျှင်။ ယံ ယေန ကာ-
 ရဏေန။ အကြင်အကြောင်းကြောင့်။ တံ၊ သည်။ မံ၊ ငါ့ကို။ ဧဝံ၊ ဤသို့။ ဝဒေသိ၊
 ပြောဆိုခဲ့၏။ ကိံ၊ သို့။ ဝဒေသိ၊ နည်း။ “ကော ပန၊ သည်။ တောတော
 ကဿပဿ၊ အား။ ‘တာဝတိံ သာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ အတ္တိ၊ ကုန်၏’။
 ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ ‘တာဝတိံ သာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။
 ဧဝံဒီဃာယုကာ၊ ကုန်၏’။ ဣတိ ဝါ၊ သို့သော်လည်းကောင်း။ တေ ဝစနံ၊
 ကို။ အာရောစေတိ၊ ပါသနည်း။ မယံ၊ တို့သည်။ တောတော ကဿပဿ၊
 ၏။ ‘တာဝတိံ သာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ အတ္တိ၊ ကုန်၏’။ ဣတိ
 ဝါ၊ သို့သော်လည်းကောင်း။ ‘တာဝတိံ သာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။
 ဧဝံဒီဃာယုကာ၊ ကုန်၏’။ ဣတိ ဝါ၊ သို့သော်လည်းကောင်း။ (တေ ဝစနံ၊
 ကို။) န သဒ္ဓဟာမ၊ ပါကုန်”။ ဣတိ ဧဝံ၊ သို့။ ဝဒေသိ၊ ခဲ့၏။ တေန ကာရဏေန၊
 ပြောဆိုခဲ့သည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်သာလျှင်။ တံ၊ သည်။
 ဇစ္စန္ဒပမော မညေ၊ ပဋိသန္ဓေအားဖြင့် ကာဏ်းသော ယောကျ်ားဟူသော
 ဥပမာရှိသော ယောကျ်ားကဲ့သို့။ ဝါ၊ ပဋိသန္ဓေအခါ၌ ကာဏ်းသော ယောကျ်ား
 ဟူသော ဥပမာရှိသော ယောကျ်ားကဲ့သို့။ ဝါ၊ ပဋိသန္ဓေအားဖြင့် ကာဏ်း
 သော ယောကျ်ားကဲ့သို့။ ပဋိဘာသိ၊ ထင်ခဲ့၏။ ရာဇည၊ ည။ တံ၊ သည်။
 ဣမိနာ မံသစက္ခုနာ၊ ဤမံသစက္ခုဖြင့်။ (ပရော လောကော၊ တမလွန်လောက
 ကို။ ဒဠဗ္ဗော၊ ရှုမှတ်အပ်၏ဟူ၍။) မညသိ ယထာ၊ အောက်မေ့မှတ်ထင်သကဲ့
 သို့။ ဧဝံ၊ ဤအတူ။ ပရော လောကော၊ ကို။ န ခေါ ဒဠဗ္ဗော၊ မရှုမှတ်အပ်
 သည်သာ။

ရာဇည၊ ည။ ယေ တေ သမဏဗြာဟ္မဏာ၊ တို့သည်။ အရညဝန၊ တွာနိ၊ ကုပ်လုပ်လေ့တာ ပြန်ငါးရာရှိသော တောဝိဝေကကို အလိုရှိသော ငှက်တို့၏ တရားထူးကိုရလျက် တည်ရာတောအုပ်ဖြစ်ကုန်သော။ ပန္နာနိ၊ အစွန်အဖျား ဖြစ်ကုန်သော။ သေနာသနာနိ၊ ကျောင်းတို့ကို။ ပဋိသေဝန္တိ၊ မှီဝဲကြ ကုန်၏။ တေ သမဏဗြာဟ္မဏာ၊ တို့သည်။ တတ္ထ တေသု သေနာသ- နေသု၊ တို့၌။ အပ္ပမတ္တာ၊ မမေ့ မလျော့ကြကုန်သည်။ အာတာပိနော၊ ကိလေသာကို ပြင်းစွာပူပန်စေတတ်သော သမ္ပပ္ပဓာန် လုံ့လရှိကြကုန်သည်။ ပဟိတတ္တာ၊ ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ရက်စက်စိတ်ကြံ အဓိဋ္ဌာန်ဖြင့် နိဗ္ဗာန် သို့ စေလွှတ်အပ်သော စိတ်ရှိကြကုန်သည်။ (ဟုတ္တာ၊ ကုန်၍။) ဝိဟရန္တာ၊ နေကြကုန်သည်ရှိသော်။ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော ပသာဒစက္ခုနှင့် တူသော။ ဝါ၊ ဒိဗ္ဗဝိဟာရ၏အစွမ်းအားဖြင့် ရအပ်သော။ ဝါ၊ ကစားနေကြောင်းဖြစ်သော။ ဝါ၊ ဆန့်ကျင်ဘက်ကို အောင်နိုင်လိုသော။ ဝါ၊ ခေါ်ဝေါ်ပြောဆိုကြောင်း ဖြစ်သော။ ဝါ၊ တောက်ပတတ်သော။ ဝါ၊ သူတော်ကောင်းတို့သည် ချီးမွမ်း အပ်သော။ ဝါ၊ သူတော်ကောင်းတို့သည် နှစ်သက်အပ်သော။ ဝါ၊ မငြိမကပ် ပြေးသွားတတ်သော။ ဝါ၊ မြင်နိုင်ခဲ့သော ရူပါရုံကို မြင်ခြင်းငှါစွမ်းနိုင်သော။ စက္ခု၊ စက္ခုကို။ ဝါ၊ ပသာဒစက္ခုနှင့်တူသော အဘိညာဉ်ဉာဏ်ကို။ ဝါ၊ ရူပါရုံ ကို ထင်စွာပြုတတ်သော အဘိညာဉ်ဉာဏ်ကို။ တနည်း။ ဒိဗ္ဗံ စက္ခု၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဉာဏ်ကို။ ဝိသောဓေန္တိ၊ သုတ်သင်ကြကုန်၏။ တေ သမဏဗြာဟ္မဏာ၊ တို့သည်။ ဒိဗ္ဗေန၊ နတ်၌ဖြစ်သော ပသာဒစက္ခုနှင့်တူသော။ ဝိသုဒ္ဓေန၊ ဥစ္ဆေဒ အယု၊ နဝသတ္တပါတဘာဝအယုမှ ကင်းဝေးစင်ကြယ်ကြောင်းဖြစ်သော။ ဝါ၊ တဆယံတဘေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော။ အတိက္ကန္တမာနုသ- ကေန၊ လူတို့၏ဥစ္စာဖြစ်သော ရူပါရုံတို့ကို လွန်သော။ ဝါ၊ လူတို့၏ဥစ္စာဖြစ်သော ဒဿန္တုပစာကို လွန်သော။ ဝါ၊ လူတို့၏ဥစ္စာဖြစ်သော မံသစက္ခုကို လွန်သော။ စက္ခုနာ၊ ပသာဒစက္ခုနှင့်တူသော အဘိညာဉ်ဉာဏ်ဖြင့်။ ဝါ၊ ရူပါရုံကို ထင်စွာ ပြုတတ်သော အဘိညာဉ်ဉာဏ်ဖြင့်။ ဣမံ လောကဉ္စေ၊ ဤ ပစ္စုပ္ပန်လောကကို လည်းကောင်း။ ပရံ လောကဉ္စေ၊ တမလွန်လောကကိုလည်းကောင်း။ ဩပပါ- တိကေ၊ ကပ်၍ ဖြစ်ပြီးကာစ ဖြစ်ကုန်သော။ ဝါ၊ ပဋိသန္ဓေနေပြီးကာစ ဖြစ်ကုန် သော။ သတ္တေ စ၊ တို့ကိုလည်းကောင်း။ ပဿန္တိ၊ ကုန်၏။

ရာဇည၊ ည။ ဝေဉ္စ ခေါ၊ ဤသို့သာ။ ပရော လောကော၊ ကို။ ဒုဗ္ဗဗ္ဗော၊ အပ်၏။ တံ၊ သည်။ ဣမိနာ မံသစက္ခုနာ၊ ဖြင့်။ (ပရံ လောကံ၊ ကို။) မညသိ ယထာ၊ သို့။ (ဝေ၊ တူ။) ပရော လောကော၊ ကို။ နတေဝ ဒုဗ္ဗဗ္ဗော၊ အပ်သည် သာ။ ရာဇည၊ ည။ ဣမိနာပိ ခေါ ပရိယာယေန၊ ရဟန်း၊ ပုဏ္ဏားတို့၏ တမလွန် လောကကို ဒိဗ္ဗစက္ခုအဘိညာဉ်ဉာဏ်ဖြင့်သာ မြင်အပ်သည်၏အဖြစ်ဟူသော

ဤ အကြောင်းဖြင့်သာလျှင်လည်း။ ဝါ၊ ကြောင့်သာလျှင်လည်း။ တေ၊ အား။
 ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ဧ၊ ဩပပါတိ-
 ကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်
 သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ဧ၊ ဣတိ
 ဧဝံ၊ သည်။ ဟောတု၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက
 ပြောဆိုပြန်ပြီ။

၄၁၉။ “ဘဝံ ကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိဉ္စာပိ အာဟ၊ ပါပေ၏။
 အထ ခေါ၊ ပါသော်လည်း။ ဧတ္ထ တေသ္မိံ ဌာနေ၊ ဌံ။ မေ၊ အား။ ‘ဣတိပိ၊
 ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊
 ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။
 ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။
 ဟောတိ၊ ဧ”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။
 “ရာဇည၊ ည။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ တေ၊ အား။ ‘ပရော
 လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။
 နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါ-
 ကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ဧ။ သော ပရိယာ-
 ယော၊ သည်။ အတ္ထိ ပန၊ လော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿ-
 ပက ပြောဆိုပြန်ပြီ။ “ဘော ကဿပ၊ ပ။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊
 ကြောင့်။ မေ၊ အား။ ‘ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊
 ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။
 ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။
 ဟောတိ၊ ဧ။ သော ပရိယာယော၊ သည်။ အတ္ထိ၊ ပါ၏”။ ဣတိ၊ သို့။ အဝေါ စ၊
 ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊ ည။ ကထံ ဝိယ၊ သို့သာ
 လျှင်။ (သော ပရိယာယော၊ သည်။ အတ္ထိ၊ နည်း။) ယထာ၊ အားဖြင့်။ (အာ-
 ရောစိယမာနေ၊ အပ်သည်ရှိသော်။ အဟံ၊ သည်။ သုဏောမိ၊ ဧ။ တထာ၊
 အားဖြင့်။ တံ၊ သည်။ အာရောစေဟိ၊ လော့။)” ဣတိ၊ သို့။ အဝေါစ၊ အရှင်
 ကုမာရကဿပက ပြောဆိုပြန်ပြီ။

“ဘော ကဿပ၊ ပ။ အဟံ၊ သည်။ ဣဓ ဣမသ္မိံ လောကေ၊ ဌံ။ သီလ-
 ဝန္တေ၊ သီလရှိကြကုန်သော။ ကလျာဏဓမ္မေ၊ ကောင်းသော အကျင့်သဘော
 ရှိကြကုန်သော။ ဇီဝိတုကာမေ၊ အသက်ရှည်ခြင်းငှါ အလိုရှိကြကုန်သော။ အမ-
 ရိတုကာမေ၊ သေခြင်းငှါ အလိုမရှိကြကုန်သော။ သုခကာမေ၊ ချမ်းသာကို
 အလိုရှိကြကုန်သော။ ဒုက္ခပဋိကလေ၊ ဆင်းရဲကို စက်ဆုပ်တတ်ကြကုန်သော။
 ဝါ၊ စက်ဆုပ်အပ်သော ဆင်းရဲရှိကြကုန်သော။ သမဏဗြာဟ္မဏေ၊ ရဟန်း၊

ပုဏ္ဏားတို့ကို။ ပဿာမိ၊ မြင်ရပါ၏။ ဘော ကဿပ၊ ပ။ သီလဝန္တော၊ ကုန်သော။
 ကလျာဏဓမ္မော၊ ကုန်သော။ ဇီဝိတုကာမော၊ ကုန်သော။ အမရိတုကာမော၊
 ကုန်သော။ သုခကာမော၊ ကုန်သော။ ဒုက္ခပဋိက္ခလော၊ ကုန်သော။ သမဏ-
 ဗြာဟ္မဏော၊ တို့ကို။ ပဿိတော၊ တွေ့မြင်ရခြင်းကြောင့်။ [ဝါကျဆက်၍ လိုက်ပေး
 သည်။] တဿ မယံ၊ ထို အကျွန်ုပ်အား။ ဧဝံ၊ ဤသို့သော စိတ်အကြံသည်။
 ဟောတိ၊ ပါ၏။ ကိံ၊ သည်။ ဟောတိ၊ နည်း?။ 'ဘောန္တော၊ အရှင်ဖြစ်ကြ
 ကုန်သော။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မော၊ ကုန်သော။ ဣမေ သမ-
 ဏဗြာဟ္မဏော၊ တို့သည်။ ဧဝံ၊ သို့။ သစေ ဇာနေယျံ၊ အကယ်၍ သိကြရကုန်
 ငြားအံ့။ ကိံ၊ သို့။ ဇာနေယျံ၊ ကုန်ရာသနည်း?။ ဣတော ဘဝတော၊ ဤ
 ပစ္စုပ္ပန်ဘဝမှ။ မတာနံ၊ သေကြကုန်သော။ နော၊ ငါတို့အား။ ဣတော ဘဝ-
 တော၊ ဤ ပစ္စုပ္ပန်ဘဝထက်။ သေယျော၊ မြတ်သော သုဂတိ၊ သုဂတိ၌ အကျိုး
 ဝင်သောချမ်းသာသည်။ ဘဝဿတိ၊ လတ္တံ့။"။ ဣတိ ဧဝံ၊ သို့။ သစေ ဇာနေ-
 ယျံ၊ ကုန်ငြားအံ့။ ဧဝံ ဇာနေယျံ၊ ကုန်သည်ရှိသော်။ ဣဒါနိ၊ ၌။ ဘောန္တော၊
 ကုန်သော။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မော၊ ကုန်သော။ ဣမေ သမ-
 ဏဗြာဟ္မဏော၊ တို့သည်။ ဝိသံ ဝါ၊ အဆိပ်ကိုသော်လည်း။ ခါဒေယျံ၊ ခဲစားကြ
 ကုန်ရာ၏။ သတ္တံ ဝါ၊ ထားလက်နက်ကိုသော်လည်း။ အာဟရေယျံ၊ ဆောင်ကြ
 ကုန်ရာ၏။ ဥဗ္ဗန္တိတော ဝါ၊ အယုတ်အားဖြင့် ဖွဲ့ချည်ကြကုန်၍သော်လည်း။ ဝါ၊
 ကြိုးဆွဲချကြကုန်၍သော်လည်း။ ကာလင်္ဂရေယျံ၊ သေကြကုန်ရာ၏။ ပပါတေ
 ဝါ၊ ကမ်းပါးပြတ်၌သော်လည်း။ ပပတေယျံ၊ ကျကုန်ရာ၏။

စ၊ မသေဝံပုံ အလုံးစုံကို အကုန်အစင် ထင်စွာပြပါအံ့။ ယသ္မာ၊ ကြောင့်။
 ဘောန္တော၊ ကုန်သော။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မော၊ ကုန်သော။
 ဣမေ သမဏဗြာဟ္မဏော၊ တို့သည်။ ဧဝံ၊ သို့။ န ဇာနေန္တိ၊ မသိကြရကုန်။ ကိံ၊
 သို့။ န ဇာနေန္တိ၊ ကုန်သနည်း?။ "ဣတော ဘဝတော၊ မှ။ မတာနံ၊ ကုန်သော။
 နော၊ တို့အား။ ဣတော ဘဝတော၊ ထက်။ သေယျော၊ သည်။ ဘဝိဿတိ၊
 လတ္တံ့။"။ ဣတိ ဧဝံ၊ သို့။ န ဇာနေန္တိ၊ ကုန်။ တသ္မာ၊ ထိုသို့ မသိကြရကုန်သည်၏
 အဖြစ်ကြောင့်။ ဘောန္တော၊ ကုန်သော။ သီလဝန္တော၊ ကုန်သော။ ကလျာဏ-
 ဓမ္မော၊ ကုန်သော။ ဇီဝိတုကာမော၊ ကုန်သော။ အမရိတုကာမော၊ ကုန်သော။
 သုခကာမော၊ ကုန်သော။ ဒုက္ခပဋိက္ခလော၊ ကုန်သော။ ဣမေ သမဏဗြာဟ္မဏော၊
 တို့သည်။ အတ္တာနံ၊ မိမိကို။ န မာရေန္တိ၊ မသေစေဝံကြကုန်။ ဝါ၊ မသတ်ဝံကြ
 ကုန်။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ပါ၏။ ဘော ကဿပ၊ ပ။ ယေန ပရိယာ-
 ယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ မော အား။ 'ဣတိပိ၊ ကြောင့်လည်း။ ပရော လော-
 ကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊
 ကုန်။ သုကတဒုက္ခဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊

သည်။ နတ္ထိ၊ မရှိ။ ဣတိ ဝေ၊ သည်။ ဟောတိ၊ ၏။ သော ပရိယာယော၊ သည်။ အယမ္ပိ ခေါ၊ သုခကို အလုံ့ရှိကြကုန်သော ရဟန်း၊ ပုဏ္ဏားတို့၏ မသေဝံခြင်းဟူသော ဤအကြောင်းသည်လည်း။ (ဟောတိ၊ ပါ၏။)” ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၆) ဂဗ္ဘိနိဥပမာ

၄၂၀။ “ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တနော၊ ၏။ ဒိဋ္ဌိံ၊ ကို။ န ပဋိနိဿဇဿိ၊ ခဲ့။) တေန ဟိ ကာရဏေန၊ ကြောင့်သာလျှင်။ (အဟံ၊ သည်။) တေ၊ အား။ ဥပမံ၊ ကို။ ကရိဿာမိ၊ ပေအံ။ ဣဓ ဣမသ္မိံ လောကော၊ ဤ။ ဥပမာယ၊ ဖြင့်။ ဧကဇ္ဇေ၊ ကုန်သော။ ဝိည၊ ကုန်သော။ ပုရိသာ၊ တို့သည်။ ဘာသိတဿ၊ ၏။ အတ္ထံ၊ ကို။ အာဇာနန္တိ၊ ကုန်၏။ ရာဇည၊ ည။ ဘူတပုဗ္ဗံ၊ ရှေးဖြစ်သော အတိတ်အခါ၌။ အညတရဿ၊ အမှတ်မထား တပါးပါးသော။ ဗြာဟ္မဏဿ၊ အား။ ဒွေ၊ ကုန်သော။ ပဇာပတိယော၊ မယားတို့သည်။ အဟေသံ၊ ရှိကုန်ပြီ။ (ဒိဋ္ဌိယု၊ ကုန်သော။ တာသု ပဇာပတိသု၊ တို့တွင်။) ဧကိဿာ၊ တယောက်သော။ ပဇာပတိယာ၊ အား။ ဒသဝဿုဒ္ဓေသိကော ဝါ၊ ဆယ်နှစ်ရှိပြီဟူ၍ ညွှန်ပြထိုက်သည်သော်လည်းဖြစ်သော။ ဝါ၊ ဆယ်နှစ်ရှိသည်သော်လည်းဖြစ်သော။ ဒွါဒသဝဿုဒ္ဓေသိကော ဝါ၊ တဆယ့်နှစ်နှစ်ရှိပြီဟူ၍ ညွှန်ပြထိုက်သည်သော်လည်းဖြစ်သော။ ဝါ၊ တဆယ့်နှစ်နှစ်ရှိသည်သော်လည်းဖြစ်သော။ ပုတ္တော၊ သည်။ အဟောသိ၊ ပြီ။ ဧကော၊ သော။ ပဇာပတိ၊ သည်။ ဂဗ္ဘိနိ၊ ကိုယ်ဝန်ရှိသည်။ ဥပဝိဇညာ၊ ကပ်ရောက်ပြီးသော သားဖွားရာကာလရှိသည်။ ဝါ၊ သားဖွားခါနီးသည်။ အဟောသိ၊ ပြီ။ အထ တသ္မိံ ကာလေ၊ သားဖွားကာနီးရာ ထိုအခါ၌။ သော ဗြာဟ္မဏော၊ သည်။ ကာလမကာသိ၊ သေပြီ။ အထ တသ္မိံ ကာလေ၊ ပုဏ္ဏားသေရာ ထိုအခါ၌။ သော မာဏဝကော၊ ထိုလှင်ငယ်သည်။ မာတု၊ အမိ၏။ သပတ္တိံ၊ ရက္ခိဿ်ကဲ့သို့ အဟိတ၊ အသုခသို့ ရောက်စေတတ်သော ရန်သူမ ဖြစ်သော မိထွေးကို။ ဧတံ ငစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ ဘောတိ၊ အရှင်မ။ ယမိဒံ ယံ ဣဒံ ဓနံ ဝါ၊ အကြင်ဥစ္စာသည်သော်လည်းကောင်း။ ယမိဒံ ယံ ဣဒံ ခညံ ဝါ၊ အကြင်စပါးသည်သော်လည်းကောင်း။ ယမိဒံ ယံ ဣဒံ ရဇတံ ဝါ၊ အကြင်ငွေသည်သော်လည်းကောင်း။ ယမိဒံ ယံ ဣဒံ ဇာတရူပံ ဝါ၊ အကြင်ရွှေသည်သော်လည်းကောင်း။ (အတ္ထိ ၏။) တံ သဗ္ဗံ၊ ထိုအလုံးစုံသောဥစ္စာသည်။ မယံ၊ အကျွန်ုပ်အား။ နတ္ထိ၊ မရှိပါ။ ဧတ္ထ တေသ္မိံ ဓနေ၊ ဤဥစ္စာ၌။ ဝါ၊ တွင်။ ကိဉ္ဇိ၊ အလုံးစုံသော ဥစ္စာသည်။ တုယံ၊ အား။ (အတ္ထိ၊ ပါ၏။) ဘောတိ၊ မ။ (တံ၊ သည်။) မေ အား။ ဝါ၊ ၏။ ပိတု၊ အဘ၏။ ဒါယဇ္ဇံ၊ ပေးအပ်သော အမွေအနှစ်ကို

ယူဏတ်သော သားသွီးတို့၏ ဥစ္စာဖြစ်သော အမွေအနှစ်ကို။ နိယျာတေဟိ၊ အပ်နှင်းပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

ဝေံ၊ သို့။ ဝုတ္တေ၊ သော်။ သာ မြာဟ္မဏီ၊ ထိုပုဏ္ဏားမသည်။ တံ မာဏဝကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “တာတ၊ အမောင်။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ (အဟံ၊ သည်။) ဝိဇာယာမိ၊ ဖွားမြင်သေး၏။ တာဝ၊ ထိုဖွားမြင်ရာ အခါတိုင်အောင်။ (တံ၊ သည်။) အာဂမေဟိ၊ စဉ်းငယ်အတန် သည်းခံပါဦးလော့။ ဝါ၊ ဆိုင်းငံ့ပါဦးလော့။ ကုမာရကော၊ သတိုးသားသည်။ သစေ ဘဝိဿတိ၊ အကယ်၍ဖြစ်လတ္တံ့ အံ့။ ဧဝံ သတိ၊ သော်။ တဿပိ ကုမာရကဿ၊ အားလည်း။ ဧကဒေသော၊ တစ်စိတ် တစ်ခု တချို့သည်။ ဘဝိဿတိ၊ လတ္တံ့ ။ ကုမာရိကာ၊ သတိုးသွီးသည်။ သစေ ဘဝိဿတိ၊ အံ့။ ဧဝံ သတိ၊ သော်။ သာပိ ကုမာရိကာ၊ သည်လည်း။ တေ၊ ၎င်း။ ဩပဘောဂ္ဂါ၊ ကပ်၍ ခံစားအပ်သော ခြေရင်းစောင့်မယားသည်။ ဘဝိဿတိ၊ လတ္တံ့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

ဒုတိယမ္ပိ ခေါ၊ နှစ်ကြိမ်မြောက်လည်း။ သော မာဏဝကော၊ သည်။ မာတု၊ ၎င်း။ သပတ္တိံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘောတိ၊ မ။ ယမိဒံ ယံ ဣဒံ ခနံ ဝါ၊ သည်သော်လည်းကောင်း။ ယမိဒံ ယံ ဣဒံ ဧညံ ဝါ၊ သည်သော်လည်းကောင်း။ ယမိဒံ ယံ ဣဒံ ရဇတံ ဝါ၊ သည်သော်လည်းကောင်း။ ယမိဒံ ယံ ဣဒံ ဇာတဂ္ဂပံ ဝါ၊ သည်သော်လည်းကောင်း။ (အတ္ထိ၊ ၎င်း။) တံ တဗ္ဗံ၊ သည်။ မေ၊ အား။ နတ္ထိ၊ ပါ။ ဧတ္ထ တေသ္မိံ ဓနေ၊ ဤ။ ဝါ၊ တွင်။ ကိဉ္စိ၊ သည်။ တုယံ၊ အား။ (အတ္ထိ၊ ပါ၏။) ဘောတိ၊ မ။ (တံ၊ သည်။) မေ၊ အား။ ဝါ၊ ၎င်း။ ပိတု၊ ၎င်း။ ဒါယဇ္ဇံ၊ ကို။ နိယျာတေဟိ၊ ပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ ဒုတိယမ္ပိ ခေါ၊ လည်း။ သာ မြာဟ္မဏီ၊ သည်။ တံ မာဏဝကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “တာတ၊ မောင်။ ယာဝ၊ လုံး။ (အဟံ၊ သည်။) ဝိဇာယာမိ၊ ၎င်း။ တာဝ၊ အောင်။ (တံ၊ သည်။) အာဂမေဟိ၊ လော့။ ကုမာရကော၊ သည်။ သစေ ဘဝိဿတိ၊ အံ့။ ဧဝံ သတိ၊ သော်။ တဿပိ ကုမာရကဿ၊ အားလည်း။ ဧကဒေသော၊ သည်။ ဘဝိဿတိ၊ လတ္တံ့ ။ ကုမာရိကာ၊ သည်။ သစေ ဘဝိဿတိ၊ အံ့။ ဧဝံ သတိ၊ သော်။ သာပိ ကုမာရိကာ၊ သည်။ တေ၊ ၎င်း။ ဩပဘောဂ္ဂါ၊ သည်။ ဘဝိဿတိ၊ လတ္တံ့”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။

တတိယမ္ပိ ခေါ၊ လည်း။ သော မာဏဝကော၊ သည်။ မာတု၊ ၎င်း။ သပတ္တိံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြန်ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “ဘောတိ၊ မ။ ယမိဒံ ယံ ဣဒံ ခနံ ဝါ၊ သည်သော်လည်းကောင်း။ ယမိဒံ ယံ ဣဒံ ဧညံ

ဝါ၊ သည်သော်လည်းကောင်း။ ယမိဒံ ယံ ဣဒံ ရဇတံ ဝါ၊ သည်သော်လည်းကောင်း။ ယမိဒံ ယံ ဣဒံ ဇာတရူပံ ဝါ၊ သည်သော်လည်းကောင်း။ (အတ္ထိ၊ ပါ၏။) တံ သဗ္ဗံ၊ သည်။ မယံ၊ အား။ နတ္ထိ၊ ပါ။ ဧတ္ထ ဧတသ္မိံ ဓနေ၊ ဌံ။ ဝါ၊ တွင်။ ကိဉ္စိ၊ သည်။ တုယံ၊ အား။ (အတ္ထိ၊ ပါ၏။) ဘောတိ၊ မ။ (တံ၊ သည်။) မေ၊ အား။ ဝါ၊ ၏။ ပိတု၊ ၏။ ဒါယဇ္ဇံ၊ ကို။ နိယျာတေဟိ၊ ပါလော့။ ။ ဣတိ သ္မိံ၊ အဝေါစ၊ ပြန်ပြီ။

အထ တသ္မိံ ကာလေ၊ သုံးကြိမ်တိုင်တိုင် အမွေတောင်းရာ ထိုအခါ၌။ သာ ဗြာဟ္မဏိ၊ သည်။ သတ္ထံ၊ ထားကို။ ဂဟေတွာ၊ ယူ၍။ သြဝရကံ၊ တိုက်ခန်းသို့။ ပဝိသိတွာ၊ ဝင်၍။ ယာဝ၊ အကြင်မျှလောက်။ ဝိဇာယာမိ၊ ဖွားမြင်သေး၏။ (တာဝ၊ တိုင်အောင်။ အနာဂမိတွာ၊ မဆိုင်းငံ့မူ၍။) ဥဒရံ၊ ဝမ်းကို။ သြပါဒေသိ၊ ဖြတ်လှီးပြီ။ ဝါ၊ ခွဲပြီ။ ကိံ မနသိကတွာ၊ အဘယ်သို့ နှလုံးသွင်း၍။ သြပါဒေသိ၊ နည်း?။ “(မေ၊ ၏။ ကုစ္ဆိယံ၊ ဝမ်း၌။ နိဗ္ဗတ္တသတ္တော၊ ဖြစ်သော သတ္တဝါသည်။) ကုမာရကော ယဒိ ဝါ၊ သတိုးသားလေလော။ ကုမာရိကာ ယဒိ ဝါ၊ သတိုးသမီးလေလော”။ ဣတိ မနသိကတွာ၊ ၍။ သြပါဒေသိ၊ ပြီ။ တနည်း။ သြဝရကံ၊ သို့။ ပဝိသိတွာ၊ ၍။ ဥဒရံ၊ ကို။ သြပါဒေသိ၊ ပြီ။ (ကိမတ္ထံ၊ အဘယ်ငှါ။ ဝါ၊ အဘယ်အကျိုးငှါ။) သြပါဒေသိ၊ နည်း?။ “(အဟံ၊ သည်။) ယာဝ ယတ္ထကေ၊ အကြင်မျှလောက်အတိုင်းအရှည်ရှိသော။ (ကာလေ၊ အခါ၌။) ဝိဇာယာမိ၊ ၏။ (တတ္ထကေ၊ ထိုမျှလောက် အတိုင်းအရှည်ရှိသော။ ကာလေ၊ ၌။ မေ၊ ၏။ ကုစ္ဆိယံ၊ ၌။ နိဗ္ဗတ္တသတ္တော၊ သည်။) ကုမာရကော၊ သတိုးသား တည်း။ ဣတိ ယဒိ ဝါ၊ ဤသို့သော်လည်းကောင်း။ ကုမာရိကာ၊ သတိုးသမီး တည်း။ ဣတိ ယဒိ ဝါ၊ သို့သော်လည်းကောင်း။ (ဇာနနတ္ထံ၊ သိရခြင်းငှါ။ ဝါ၊ သိရခြင်းအကျိုးငှါ။) သြပါဒေသိ၊ ပြီ။ ဗာလာ၊ မိုက်သော။ အဗျတ္တာ၊ ထင်စွာပြုတတ်သော ဉာဏ်ပညာမရှိသော။ ဣတော ဗြာဟ္မဏိတော၊ ဤပုဂ္ဂိုလ်မမှ။ အညာ၊ တပါးသော။ ဣတ္ထိပိ၊ မိန်းမသည်လည်း။ (ထည့်စပ်သည်။) အယောနိသော၊ အလိုရှိအပ် တောင့်တအပ်သော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့်။ ဒါယဇ္ဇံ၊ ကို။ ဂဝေသန္တိ၊ ရှာမှီးသည်။ (ဟုတွာ၊ ၍။) အနယဗျသနံ၊ ကောင်းမှုကြောင့်ဖြစ်သော သုခ၏ ဆန့်ကျင်ဘက်ဖြစ်သော သုခကို အထူးထူးအပြားပြား ပစ်ချုတ်တတ်သော ဆင်းရဲသို့။ ဝါ၊ အကျိုးမဲ့ပျက်စီးခြင်းသို့။ အာပန္နာ ယထာ၊ ရောက်ရသကဲ့သို့။ [တံ-အနက်မရှိ] (တထာ၊ တူ။) သာ ဗြာဟ္မဏိ၊ သည်။ အယောနိသော၊ အားဖြင့်။ ဒါယဇ္ဇံ၊ ကို။ ဂဝေသန္တိ၊ သည်။ ဟုတွာ၊ ၍။ (လိုက်စပ်သည်။) အတ္တာနဉ္စေဝ၊ မိမိကိုလည်းကောင်း။ ဇီဝိတဉ္စ၊ အသက်ကိုလည်းကောင်း။ ဂဗ္ဘဉ္စ၊ ကိုယ်ဝန်ကိုလည်းကောင်း။ ဝါ၊ သူငယ်ကိုလည်းကောင်း။ သာပတေယျဉ္စ၊ ဥစ္စာနှစ်ကိုလည်းကောင်း။ ဝိနာ-

သေတိ၊ ဖျက်ဆီး၏။ ရာဇည၊ ည။ ဗာလာ၊ သော။ အဗျတ္တာ၊ သော။ သာ
 ဗြာဟ္မဏီ၊ သည်။ အယောနိသော၊ အားဖြင့်။ ဒါယဇ္ဇံ၊ ကို။ ဂဝေသန္တိ၊ သည်။
 (ဟုတွာ၊ ရှိ။) အနယဗျသနံ၊ သို့။ အာပန္နာ သေယျထာပိ၊ ရောက်ရသကဲ့သို့။
 ဝေမေဝ ခေါ၊ တူသာလျှင်။ ဗာလော၊ သော။ အဗျတ္တာ၊ သော။ တံ၊ သည်။
 အယောနိသော၊ အားဖြင့်။ ပရလောကံ၊ တမလွန်လောကကို။ ဂဝေသန္တော၊
 သည်။ (ဟုတွာ၊ ရှိ။) အနယဗျသနံ၊ သို့။ အာပဇ္ဇိဿသိ၊ ရောက်ရလိမ့်လတ္တံ့။
 ရာဇည၊ ည။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ သမဏဗြာဟ္မ-
 ဏာ၊ တို့သည်။ အပက္ကံ၊ မရင့်ကျက်သေးသော။ အာယံ၊ ဇီဝိတိန္ဒြေကို။ ဝါ၊ အသက်
 ကို။ (ထည့်စပ်သည်။) န ခေါ ပရိပါစေန္တိ၊ ရင့်ကျက်စေကြကုန်သည် မဟုတ်ကုန်
 သည်သာ။ တနည်း။ န ခေါ ပရိပါစေန္တိ၊ အပြီးအဆုံးသို့ ရောက်စေကြကုန်
 သည် မဟုတ်ကုန်သည်သာ။ အပိ စ၊ အဟုတ်အမှန်ကား။ (အာယုဿ၊ ၏။)
 ပရိပါကံ၊ ရင့်ကျက်ရာအခါကို။ အာဂမေန္တိ၊ မြော်လင့်ဆိုင်ငံကြကုန်၏။

ရာဇည၊ ည။ ဟိ၊ အကျိုးရှိပုံ အလုံးစုံကို အကုန်အစင် ထင်စွာပြအံ့။
 ပဏ္ဍိတာနံ၊ ကုန်သော။ သီလဝန္တာနံ၊ ကုန်သော။ ကလျာဏဓမ္မာနံ၊ ကုန်သော။
 သမဏဗြာဟ္မဏာနံ၊ တို့၏။ ဇီဝိတေန၊ အသက်ရှည်ခြင်းဖြင့်။ အတ္ထော၊ အကျိုး
 သည်။ (အတ္ထိ၊ ရှိ၏။) ရာဇည၊ ည။ ယထာ ယထာ၊ အကြင်အကြင်သို့သော
 အခြင်းအရာအားဖြင့်။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။
 သမဏဗြာဟ္မဏာ၊ တို့သည်။ စိရံ၊ ကြာမြင့်စွာသော။ ဒီသံ၊ ရှည်စွာသော။
 အဒ္ဓါနံ၊ အခွန်ပတ်လုံး။ ဝါ၊ ကာလပတ်လုံး။ တိဋ္ဌန္တိ၊ တည်ကုန်၏။ တထာ
 တထာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ ဗဟု၊ များစွာသော။ ပုညံ၊
 ကောင်းမှုကို။ ပသဝန္တိ၊ ပွားစေနိုင်ကြကုန်၏။ စ၊ သည်သာမကသေး။ ဗဟုဇန-
 ဟိတာယ၊ များစွာသော လူအပေါင်း၏ အစီးအပွားကို ပြုခြင်းငှါလည်းကောင်း။
 ဗဟုဇနသုခါယ၊ များစွာသော လူအပေါင်း၏ ချမ်းသာကို ပြုခြင်းငှါလည်း
 ကောင်း။ လောကာနုကမ္မာယ၊ သတ္တလောကကို အစဉ်သနား စောင့်ရှောက်
 ချီးမြှောက်ထောက်ပံ့ရခြင်းငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊
 ပရမတ္ထနိဗ္ဗာန် အကျိုးငှါလည်းကောင်း။ ဟိတာယ၊ ဖိုလ်အကျိုးငှါဖြစ်သော
 မဂ်အကျိုးငှါလည်းကောင်း။ သုခါယ၊ ဖလသမာပတ္တိ ချမ်းသာအကျိုးငှါ
 လည်းကောင်း။ ပဋိပဇ္ဇန္တိ၊ ကျင့်နိုင်ကြကုန်၏။ ရာဇည၊ ည။ ဣမိနာပိ ခေါ
 ပရိယာယေန၊ ရဟန်းပုဏ္ဏားတို့၏ အသက်ရှည်ခြင်းဖြင့် အကျိုးရှိသည်၏အဖြစ်
 ဟူသော ဤအကြောင်းဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ တေ၊ အား။ ‘ဣတိပိ၊
 ကြောင့်လည်း။ ပရောလောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။
 သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ခဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။

☰

ဖလံ သည်။ ဝိပါကော သည်။ အတ္တိ ဟိ။ ဣတိ ဝေံ သည်။ ဟောတု လော့”။ ဣတိ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

၄၂၁။ ကိဉ္စာပိ ဘဝံ ကဿပေါ ဝေမာဟ။ အထ ခေါ ဝေမေတ္ထ မေ ဟောတိ “ဣတိပိ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ ဩပပါတိ- ကာ၊ နတ္ထိ သုကတဒုက္ခဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော”တိ။ အတ္ထိ ပန ရာဇည ပရိယာယော။ ယေန တေပရိယာယေန ဝေံ ဟောတိ “ဣတိပိ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ ဩပပါတိကာ၊ နတ္ထိ သုကတ- ဒုက္ခဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော”တိ။ အတ္ထိ ဘော ကဿပ ပရိ- ယာယော၊ ယေန မေ ပရိယာယေန ဝေံ ဟောတိ “ဣတိပိ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ ဩပပါတိကာ၊ နတ္ထိ သုကတဒုက္ခဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော”တိ။ ယထာ ကထံ ဝိယ ရာဇညာတိ။

“ဘောကဿပပ။ ဣဓ ဣဗသ္မိ” လောကေ ဌိ။ မေ အား။ ဝါ ဟိ။ ပုရိ- သာ၊ တို့သည်။ အာဂုစာရိံ၊ သော။ စောရံ၊ ကိ။ ဂဟေတွာ၊ ကုန်၍။ ဒဿေန္တိ၊ ပြုကြပါကုန်၏။ ကိံ ဝစနံ၊ ကိ။ ဝတွာ၊ ကုန်၍။ ဒဿေန္တိ၊ ကုန်သနည်း?။ “ဘန္တေ၊ အရှင်။ အယံ စောရော၊ သည်။ တေ၊ ဟိ။ အာဂုစာရိံ၊ သော။ စောရော၊ ပါဘည်း။ (တံ၊ သည်။) ဣမဿ စောရဿ၊ အား။ ယံ ဒဏှံ၊ ကိ။ (ပဏေတံ၊ ဝှိ။) ဣစ္ဆသိ၊ ပါ၏။ တံ ဒဏှံ၊ ကိ။ ပဏေဟိ၊ ပါလော့”။ ဣတိ ဣဒံ ဝစနံ၊ ကိ။ ဝတွာ၊ ကုန်၍။ ဒဿေန္တိ၊ ပါကုန်၏။ အဟံ၊ သည်။ တေ ပုရိသေ၊ တို့ကို။ ဝေံ၊ သို့။ ဝဒါမိ၊ ပါ၏။ ကိံ သို့။ ဝဒါမိ၊ နည်း?။ ဘော၊ တို့။ (အဟံ၊ သည်။) တေန ဟိ၊ ဟိ။ (တုမေ၊ တို့သည်။) ဣမံ ပုရိသံ၊ ကိ။ ဇီဝန္တံယော၊ အသက်ရှင်စဉ်သာလျှင်။ ဝါ၊ အသက် ရှင်ခိုက်သာလျှင်။ ဝါ၊ အရှင်လတ်လတ်သာလျှင်။ ကုမ္ဘိယာ၊ အိုး၌။ ပက္ခိပိတွာ၊ ထည့်ကြကုန်၍။ မုခံ၊ အိုးဝကို။ ပိဒဟိတွာ၊ ပိတ်ကြကုန်၍။ အလ္လေန၊ စိုစွတ် သော။ စမေေန၊ အရေဖြင့်။ ဩနန္တိတွာ၊ မြေးယှက်ကြကုန်၍။ အလ္လာယ၊ စိုစွတ် သော။ မတ္တိကာယ၊ မြေညက်ဖြင့်။ ဗဟလာဝလေပနံ၊ ထူထူထဲထဲ လိမ်းကျခြင်း ကို။ ကာရေတွာ၊ ပြုစေကြကုန်၍။ ဥဒ္ဓနံ၊ ခုံလောက်သို့။ အာရောပေတွာ၊ တင် ကြကုန်၍။ အဂ္ဂိံ၊ မီးကို။ ဒေထ၊ ပေးကြကုန်လော့”။ ဣတိ ဝေံ၊ သို့။ ဝဒါမိ၊ ပါ၏။

တေ ပုရိသာ၊ တို့သည်။ မေ အား။ “သာဓု ပါပြီ”။ ဣတိ သို့။ ပဋိဿု- တွာ၊ ကုန်ပြီး၍။ တံ ပုရိသံ၊ ကိ။ ဇီဝန္တံယော၊ စဉ်သာလျှင်။ ကုမ္ဘိယာ၊ ၌။ ပက္ခိပိတွာ၊ ကုန်၍။ မုခံ၊ ကိ။ ပိဒဟိတွာ၊ ကုန်၍။ အလ္လေန၊ သော။ စမေေန၊ ဖြင့်။ ဩနန္တိတွာ၊ ကုန်၍။ အလ္လာယ၊ သော။ မတ္တိကာယ၊ ဖြင့်။ ဗဟလာဝလေ- ပနံ၊ ကိ။ ကရိတွာ၊ ကုန်၍။ ဥဒ္ဓနံ၊ သို့။ အာရောပေတွာ၊ ကုန်၍။ အဂ္ဂိံ၊ ကိ။

ဒေန္တိ၊ ကုန်၏။ ယဒါ၊ ချွံ။ မယံ၊ တို့သည်။ ဇာနာမ၊ ပါကုန်၏။ ကိံ၊ သိ။ ဇာနာမ၊ ကုန်သနည်း?။ “သော ပုရိသော၊ သည်။ ကာလကံတော၊ ပြီ”။ ဣတိ၊ သို့။ ဇာနာမ၊ ပါကုန်၏။ အထ တသ္မိံ ကာလေ၊ သိကြရာ ထိုအခါ၌။ နံ ကုမ္ပိံ၊ ကို။ သြရောပေတွာ၊ ကျစေကြကုန်၍။ ဝါ၊ ချ-ကြကုန်၍။ မတ္တိ-ကာလေပံ၊ လိမ်းကံအပ်သော မြေညက်ကို။ (ထည့်စပ်သည်။) ဥဒ္ဓိန္နိတွာ၊ ဖျက်ကြကုန်၍။ မုခံ၊ အိုးဝကို။ ဝိဝရိတွာ၊ ဖွန့်လှစ်ကြကုန်၍။ သဏိကံ၊ ပြေးပြေးလေးလေး။ နိလ္လောကေမ၊ ကြည့်ရှုကြပါကုန်၏။ ကိံ၊ သိ။ မနသိကတွာ၊ ကုန်၍။ နိလ္လောကေမ၊ ကုန်သနည်း?။ မယံ၊ တို့သည်။ အဿ ပုရိသဿ၊ ၏။ နိက္ခမန္တံ၊ ထွက်သော။ ဇီဝံ၊ အသက်ကို။ အပေဝ နာမ ပသေယျာမ၊ အကယ်၍ မြင်ကြရကုန်ငြားအံ့လည်း မသိ။ ဝါ၊ မြင်ကုန်မှလည်း မြင်ကုန်တန်ရာ၏”။ ဣတိ မနသိကတွာ၊ ကုန်၍။ နိလ္လောကေမ၊ ပါကုန်၏။ မယံ၊ တို့သည်။ အဿ ပုရိသဿ၊ ၏။ နိက္ခမန္တံ၊ သော။ ဇီဝံ၊ ကို။ နေဝ ပဿာမ၊ မမြင်လိုက်ကြရပါကုန်သည်သာ။ ဘော ကဿပ၊ ပ။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ မေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သည်။ ဟောတိ၊ ၏။ သော ပရိယာယော၊ သည်။ အယမိ ခေါ၊ ဤ အသက်ထွက်သည်ကို မမြင်ရခြင်းသည်လည်း။ ဟောတိ၊ ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၇) သုပိနကဥပမာ

၄၂၂။ “ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တ-နော၊ ၏။ ဒိဋ္ဌိံ၊ ကို။ န ပဋိနိဿဇ္ဇသိ၊ သေးခဲ။) တေန ဟိ ကာရဏေန၊ ကြောင့်သာလျှင်။ ဧတ္ထ တေသ္မိံ ပဉ္စေ၊ ချွံ။ တညေဝ၊ ကိုသာလျှင်။ ပဋိပုစ္ဆိ-ဿာမိ၊ အံ့။ ယထာ၊ အားဖြင့်။ တေ၊ သည်။ (ဗျာကာတံ၊ ငှါ။) ခမေယျ၊ အပ်ရာ၏။ တထာ၊ အားဖြင့်။ (တံ၊ သည်။) နံ ပဉ္စံ၊ ကို။ ဗျာကရေယျာသိ၊ ရာ၏။ ဝါ၊ လော့။ ရာဇည၊ ည။ တံ၊ သည်။ ဒိဝါ၊ ချွံ။ သေယံ၊ အိပ်ခြင်း သို့။ ဥပဂတော၊ ကပ်ရောက်သည်။ (သမာနော၊ သော်။) သုပိနကံ၊ အိပ်မက် ကို။ ပဿိတွာ၊ မြင်မက်၍။ အာရာမရာမဏေယျကံ၊ အရာမ၏ မွေ့လျော်စေ တတ်သည်၏ အဖြစ်ကိုလည်းကောင်း။ ဝနရာမဏေယျကံ၊ တော၏ မွေ့လျော် စေတတ်သည်၏ အဖြစ်ကိုလည်းကောင်း။ ဘူမိရာမဏေယျကံ၊ မြေ၏ မွေ့လျော် စေတတ်သည်၏ အဖြစ်ကိုလည်းကောင်း။ ပေါက္ခရဏီရာမဏေယျကံ၊ လေး ထောင့်ကန်၏ မွေ့လျော်စေတတ်သည်၏ အဖြစ်ကိုလည်းကောင်း။ အဘိဇာ-

နာသိ နော၊ သိ၏လော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက
 ပြောဆိုပြန်ပြီ။ “ဘော ကဿပ၊ ပ။ အဟံ၊ သည်။ ဒိဝါ၊ ဌ။ သေယံ၊ သို့။
 ဥပဂတော၊ သည်။ (သမာနော၊ သော်။) သုပိနကံ၊ ကို။ ပဿိတွာ၊ ရှိ။
 အာရာမရာမဏေယျကံ၊ ကိုလည်းကောင်း။ ဝနရာမဏေယျကံ၊ ကိုလည်းကောင်း။
 ဘူမိရာမဏေယျကံ၊ ကိုလည်းကောင်း။ ပေါက္ခရဏီရာမဏေယျကံ၊ ကိုလည်း
 ကောင်း။ အဘိဇာနာမိ၊ ပါ၏”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက
 လျှောက်ပြန်ပြီ။ “တမိ သမယေ၊ သင်၏ အိပ်မက်မက်ရာ ထိုအခါ၌၊
 တံ၊ သင့်ကို။ ခုဇ္ဇာပိ၊ ကုန်းသော မိန်းမတို့သည်လည်းကောင်း။ ဝါမနကာပိ၊
 ကွသော မိန်းမတို့သည်လည်းကောင်း။ ဝေလာသိကာပိ၊ မြူးတူးပျော်ပါး
 ကစားလျက် နှစ်သက်စေတတ်သည်ဖြစ်၍ တင့်တယ်စမှယ်သော မိန်းမတို့
 သည်လည်းကောင်း။ ကောမာရိကာပိ၊ သတို့သွီးပျိုတို့သည် လည်းကောင်း။
 ရက္ခန္တိ၊ စောင့်ရှောက်ကြကုန်၏လော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရ
 ကဿပက ပြောဆိုပြန်ပြီ။

ဘော ကဿပ၊ ပ။ တမိ သမယေ၊ အကျွန်ုပ် အိပ်မက် မက်ရာ ထိုအခါ၌။
 မံ၊ ကို။ ခုဇ္ဇာပိ၊ တို့သည်လည်းကောင်း။ ဝါမနကာပိ၊ တို့သည်လည်းကောင်း။
 ဝေလာသိကာပိ၊ တို့သည်လည်းကောင်း။ ကောမာရိကာပိ၊ တို့သည်လည်း
 ကောင်း။ ဧဝံ ရက္ခန္တိ၊ ဤသို့ စောင့်ရှောက်ကြကုန်သည် မှန်ပါ၏”။ ဣတိ၊
 သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “တာ ဣတ္ထိယော၊ တို့သည်။
 တုယံ၊ ၏။ ပဝိသန္တံ ဝါ၊ ဝင်သည်သော်လည်းဖြစ်သော။ နိက္ခမန္တံ ဝါ၊ ထွက်သည်
 သော်လည်းဖြစ်သော။ ဇီဝံ၊ အသက်ကို။ ပဿန္တိ အပိ န၊ မြင်ကြကုန်၏
 လော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပကပြောဆိုပြန်ပြီ။ “ဘော
 ကဿပ၊ ပ။ တေ၊ ဤသို့မြင်ရခြင်းသည်။ နော ဟိ ယုတ္တံ၊ မသင့်မြတ်ပါသည်သာ။
 တနည်း။ ဘော ကဿပ၊ ပ။ တာ ဣတ္ထိယော၊ တို့သည်။ မယံ၊ ၏။ ပဝိသန္တံ
 ဝါ၊ သော။ နိက္ခမန္တံ ဝါ၊ သော။ ဇီဝံ၊ ကို။ နော ပဿန္တိ၊ မမြင်နိုင်ကြပါကုန်”။
 ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊ ည။
 ဇီဝန္တိယော၊ အသက်ရှင်ဆဲဖြစ်ကုန်သော။ တာ ဣတ္ထိယော၊ တို့သည်။ ဇီဝန္တိယံ၊
 အသက်ရှင်ဆဲဖြစ်သော။ တုယံ၊ ၏။ ပဝိသန္တံ ဝါ၊ သော။ နိက္ခမန္တံ ဝါ၊ သော။
 ဇီဝံ၊ ကို။ န ဟိ ပဿိသန္တိ နာမ၊ မမြင်နိုင်ကြကုန် တုံသေး၏။ တံ၊ သည်။
 ကာလကံတဿ၊ သေပြီးသော။ ပုရိသဿ၊ ၏။ ပဝိသန္တံ ဝါ၊ သော။ နိက္ခမန္တံ
 ဝါ၊ သော။ ဇီဝံ၊ ကို။ ကိံ ပန ပဿိသသိ၊ အဘယ်ကြောင့်လျှင် မြင်နိုင်ပါ
 အံ့နည်း။ ဝါ၊ အဘယ်မှာလျှင် မြင်နိုင်ပချိမ့်နည်း။ (န ပဿသိ ဧဝ၊ မမြင်နိုင်
 သည်သာ။) ရာဇည၊ ည။ ဣမိနာပိ ခေါ ပရိယာယေန၊ အသက်ထွက်သည်၊
 ဝင်သည်ကို မမြင်နိုင်သည်၏ အဖြစ်ဟူသော ဤအကြောင်းဖြင့်လည်း။ တေ၊

အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ ဩပ-
ပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊
ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ
ဧဝံ၊ သည်။ ဟောတု၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက
ပြောဆိုပြန်ပြီ။

၄၂၃။ ကိဉ္ဇာပိ ဘဝံ ကဿပေါ ဝေမာဟ။ အထ ခေါ ဝေမေတ္ထ မေ
ဟောတိ “ဣတိပိ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ ဩပပါတိကာ၊
နတ္ထိ သုကတဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော”တိ။ အတ္ထိ ပန ရာဇည
ပရိယာယော၊ ယေန တေ ပရိယာယေန ဧဝံ ဟောတိ “ဣတိပိ နတ္ထိ
ပရော လောကော၊ နတ္ထိ သတ္တာ ဩပပါတိကာ၊ နတ္ထိ သုကတဒုက္ကဋ္ဌာနံ
ကမ္မာနံ ဖလံ ဝိပါကော”တိ။ အတ္ထိ ဘော ကဿပ ပရိယာယော၊
ယေန မေ ပရိယာယေန ဧဝံ ဟောတိ “ဣတိပိ နတ္ထိ ပရော လောကော၊
နတ္ထိ သတ္တာ ဩပပါတိကာ၊ နတ္ထိ သုကတဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါ-
ကော”တိ။ ယထာ ကထံ ဝိယ ရာဇညာတိ။

ဘော ကဿပ၊ ပ။ ဣမ ဣမသ္မိ° လောကော၊ ဌိ။ မေ၊ အား။ ဝါ၊ ၏။ ပုရိသ၊
တို့သည်။ အာဂုစာရိ°၊ သော။ စောရံ၊ ကို။ ဂဟေတွာ၊ ကုန်၍။ ဒဿေန္တိ၊ ကုန်
၏။ ကိ° ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ဒဿေန္တိ၊ ကုန်သနည်း။? “ဘန္တေ၊ အရှင်။
အယံ စောရော၊ သည်။ တေ၊ ၏။ အာဂုစာရိ၊ သော။ စောရော၊ ပါတည်း။ (တံ၊
သည်။) ဣမဿ စောရဿ၊ အား။ ယံ ဒဏ္ဍံ၊ ကို။ ပဏေတံ၊ ငှါ။ ဣစ္ဆသိ၊
ပါ၏။ တံ ဒဏ္ဍံ၊ ကို။ ပဏေဟိ၊ ပါလော့”။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတွာ၊
ကုန်၍။ ဒဿေန္တိ၊ ပါကုန်၏။ အဟံ၊ သည်။ တေ ပုရိသေ၊ တို့ကို။ ဧဝံ၊ သို့။
ဝဒါမိ၊ ၏။ ကိ°၊ သို့။ ဝဒါမိ၊ နည်း?။ ဘော၊ တို့။ (အဟံ၊ သည်။) တေန
ဟိ၊ ၏။ (တုမေ၊ တို့သည်။) “ဣမံ ပုရိသံ၊ ကို။ ဇိဝန္တိယေဝ၊ စဉ်သာလျှင်။
တုလာယ၊ ချိန်ဖြင့်။ တုလေတွာ၊ ချိန်ကြကုန်၍။ ဇိယာယ၊ လေးညှိဖြင့်။ ဂိဝံ၊
လည်ကို။ ဝေဋ္ဌေတွာ၊ ကျပ်စည်းပေးခြင်း အသွင်အပြင်အားဖြင့် ရစ်ပတ်ကြကုန်
၍။ (အဋ္ဌကထာမှ ဆောင်၍ ယောဇနာသည်။) အနဿာသကံ၊ ထွက်သက်၊
ဝင်သက်မရှိအောင်။ မာရေတွာ၊ သတ်ကြကုန်၍။ ပုနဒေဝ၊ တဖန်သာလျှင်။
တုလာယ၊ ဖြင့်။ တုလေထ၊ ကုန်လော့”။ ဣတိ ဧဝံ၊ သို့။ ဝဒါမိ၊ ပါ၏။ တေ
ပုရိသ၊ တို့သည်။ မေ၊ အား။ “သာဓု၊ ပါပြီ”။ ဣတိ၊ သို့။ ပဋိဿုတွာ၊ ကုန်၍။
တံ ပုရိသံ၊ ကို။ ဇိဝန္တိယေဝ၊ သာလျှင်။ တုလာယ၊ ဖြင့်။ တုလေတွာ၊ ကုန်၍။
ဇိယာယ၊ ဖြင့်။ (ဂိဝံ၊ ကို။ ဝေဋ္ဌေတွာ၊ ကုန်၍။) အနဿာသကံ၊ အောင်။
မာရေတွာ၊ ကုန်၍။ ပုနဒေဝ၊ သာလျှင်။ တုလာယ၊ ဖြင့်။ တုလေန္တိ၊ ကုန်၏။

ယဒါ၊ အကြင်အခါ၌။ သော ပုရိသော၊ သည်။ ဇီဝတိ၊ အသက်ရှင်သေး၏။
 တဒါ၊ ၌။ သော ပုရိသော၊ သည်။ (ထည့်သည်)။ လဟုတရော စ၊ အထူး
 သဖြင့် ပေါ့သည်လည်းကောင်း။ မုဒုတရော စ၊ အထူးသဖြင့် နူးညံ့ပျော့ပျောင်း
 သည်လည်းကောင်း။ ကမ္မညတရော စ၊ အထူးသဖြင့် အမှု၌ ခံ့သည်လည်း
 ကောင်း။ ဟောတိ၊ ပါ၏။ ယဒါ ပန၊ ၌ကား။ သော ပုရိသော၊ သည်။
 ကာလင်္ကတော၊ သေပြီးသည်။ ဟောတိ၊ ပါ၏။ တဒါ၊ ၌။ (သော ပုရိသော၊
 သည်။) ဂရုတရော စ၊ အထူးသဖြင့် လေးသည်လည်းကောင်း။ ပတ္တိန္နတရော စ၊
 အထူးသဖြင့် ကြမ်းတမ်းခိုင်မာသည်လည်းကောင်း။ အကမ္မညတရော စ၊ အထူး
 သဖြင့် အမှု၌ မခံ့သည်လည်းကောင်း။ ဟောတိ၊ ၏။ ဘော ကဿပ၊ ပ။ ယေန
 ပရိယာယေန၊ ဖြင့်။ မေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊
 သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။
 သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။
 နတ္ထိ၊ မရှိ။ ဣတိ ဝေံ၊ သည်။ ဟောတိ၊ ၏။ သော ပရိယာယော၊ သည်။
 အယမ္ဗိ ခေါ၊ အသက်ရှင်သောသတ္တဝါတို့၏ နူးညံ့ပျော့ပျောင်းသည်၏အဖြစ်၊
 ပေါ့ပါးသည်၏အဖြစ်၊ သေသောသတ္တဝါတို့၏ လေးသည်၏အဖြစ်၊ ကြမ်းတမ်း
 ခိုင်မာသည်၏ အဖြစ်ဟူသော ဤအကြောင်းသည်လည်း။ ဟောတိ၊ ၏”။
 ဣတိ၊ သို့။ အဝေါစ၊ ပြီ။

(ဂ) သန္တတအယောဂုဋ္ဌဥပမာ

၄၂၄။ “ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။
 အတ္တနော၊ ၏။ ဒိဋ္ဌိံ၊ ကို။ န ပဋိနိဿဇ္ဇသိ၊ သေးခဲ့။) တေန ဟိ ကာ-
 ရဏေန၊ ကြောင့်သာလျှင်။ (အဟံ၊ သည်။) တေ၊ အား။ ဥပမံ၊ ကို။
 ကရိဿာမိ၊ အံ။ ဣမ ဣမသ္မိံ လောကေ၊ ၌။ ဥပမာယ၊ ဖြင့်။ ကေဇ္ဇေ
 ကုန်သော။ ဝိည၊ ကုန်သော။ ပုရိသော၊ တို့သည်။ ဘာသိတဿ၊ သော။
 (ဝစနဿ၊ ၏။) အတ္ထံ၊ ကို။ အာဇာနန္တိ၊ ကုန်၏။ ရာဇည၊ ည။ သေယျ-
 ထာပိ၊ မည်သည်။ ပုရိသော၊ သည်။ ဒိဝသံ၊ တနေပတ်လုံး။ သန္တတံ၊
 ပြင်းစွာပူလောင်သော။ အာဒိတ္တံ၊ ရဲရဲပြောင်ပြောင် တောက်လောင်သော။
 သမ္ပဇ္ဇလိတံ၊ ဝန်းကျင်ပတ်ရံ အလျှံတပြောင်ပြောင် တောက်လောင်သော။
 သဇောတိဘူတံ၊ အလျှံနှင့် တကွဖြစ်သည်ဖြစ်၍ ဖြစ်သော။ အယောဂုဋ္ဌံ၊
 သံတောခဲကို။ တုလာယ၊ ဖြင့်။ တုလေယျ၊ ရာ၏။ အပရေန၊ တပါးသော။
 သမယေန၊ အခါ၌။ သိတံ၊ အေးပြီးသော။ နိဗ္ဗုတံ၊ ငြိမ်းအေးပြီးသော
 အပူဓာတ်ရှိသော။ တမေနံ တံ နေံ အယောဂုဋ္ဌံ၊ ကို။ တုလာယ၊ ဖြင့်။ တုလေ-
 ယျ၊ ချိန်ပြန်ရာ၏။ ကဒါ၊ အဘယ်အခါ၌။ သော အယောဂုဋ္ဌော၊ သည်။ လဟု-

တရော ဝါ၊ အထူးသဖြင့် ပေါ့သည်သော်လည်းကောင်း။ မုဒုတရော ဝါ၊ အထူး
 သဖြင့် နူးညံ့ ပျော့ပျောင်းသည်သော်လည်းကောင်း။ ကမ္မညတရော ဝါ၊ အထူး
 သဖြင့် အမှည့်ခံသည်သော်လည်းကောင်း။ ဟောတိ နုခေါ၊ ဖြစ်သနည်း။ ယဒါ၊
 ဌိ။ အာဒိတ္တော၊ သည်။ သမ္ပုဇ္ဇလိတော၊ သည်။ သဇောတိဘူတော၊ သည်။
 သည်။ ဟောတိ၊ ဧ။ (တဒါ ဝါ၊ ထိုအခါ၌သော်လည်း။ လဟုတရော ဝါ၊
 သည်သော်လည်းကောင်း။ မုဒုတရော ဝါ၊ သည်သော်လည်းကောင်း။ ကမ္မည-
 တရော ဝါ၊ သည်သော်လည်းကောင်း။ ဟောတိ နုခေါ၊ ဖြစ်သလော။) ယဒါ၊
 ဌိ။ သိတော၊ သည်။ နိဗ္ဗုတော၊ သည်။ ဟောတိ၊ ဧ။ (တဒါ ဝါ၊ ၌သော်လည်း။
 လဟုတရော ဝါ၊ သည်သော်လည်းကောင်း။ မုဒုတရော ဝါ၊ သည်သော်လည်း
 ကောင်း။ ကမ္မညတရော ဝါ၊ သည်သော်လည်းကောင်း။ ဟောတိ နုခေါ၊
 လော။)” ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

“တော ကဿပ၊ ပ။ ယဒါ၊ ဌိ။ သော အယောဂုဋ္ဌော၊ သည်။ အာဒိ-
 တ္တော၊ သည်။ သမ္ပုဇ္ဇလိတော၊ သည်။ သဇောတိဘူတော၊ သည်။ (ဟုတော၊ ရှိ။)
 တေဇောသဟဂတော စ၊ တေဇောဓာတ်နှင့် တက္ကဖြစ်သည်သော်လည်းကောင်း။
 ဝါယောသဟဂတော စ၊ ဝါယောဓာတ်နှင့် တက္ကဖြစ်သည်သော်လည်းကောင်း။
 ဟောတိ၊ ဧ။ တဒါ၊ တေဇောဓာတ်၊ ဝါယောဓာတ်နှင့် တက္ကဖြစ်ရာ ထိုအခါ၌။
 လဟုတရော စ၊ သည်လည်းကောင်း။ မုဒုတရော စ၊ သည်လည်းကောင်း။
 ကမ္မညတရော စ၊ သည်လည်းကောင်း။ ဟောတိ၊ ပါဏိ။ ယဒါ စ ပန၊ ဌိကာ။
 သော အယောဂုဋ္ဌော၊ သည်။ သိတော၊ သည်။ နိဗ္ဗုတော၊ သည်။ (ဟုတော၊
 ရှိ။) တေဇောသဟဂတော၊ သည်။ နေဝ ဟောတိ၊ မဖြစ်။ ဝါယောသဟဂ-
 တော၊ သည်။ န ဟောတိ၊ မဖြစ်။ တဒါ၊ တေဇောဓာတ်၊ ဝါယောဓာတ်နှင့်
 တက္ကမဖြစ်ရာ ထိုအခါ၌။ ဂရုတရော စ၊ သည်လည်းကောင်း။ ပတ္တိန္နတရော စ၊
 သည်လည်းကောင်း။ အကမ္မညတရော စ၊ သည်လည်းကောင်း။ ဟောတိ၊
 ပါဏိ”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

“ရာဇည၊ ည။ ဝေမေဝ ခေါ၊ တူသာလျှင်။ ယဒါ၊ ဌိ။ အယံ ကာယော၊
 ဤကိုယ်သည်။ အာယုသဟဂတော စ၊ ဇီဝိတိန္ဒြေနှင့် တက္ကဖြစ်သည်လည်း
 ကောင်း။ ဥသ္မာသဟဂတော စ၊ ကမ္မုဇတေဇောဓာတ်နှင့် တက္ကဖြစ်သည်လည်း
 ကောင်း။ ဝိညာဏသဟဂတော စ၊ ဝိညာဏ်နှင့် တက္ကဖြစ်သည်လည်းကောင်း။
 ဟောတိ၊ ဧ။ တဒါ၊ ဇီဝိတိန္ဒြေ၊ တေဇောဓာတ်၊ ဝိညာဏ်နှင့်တက္ကဖြစ်ရာ ထိုအခါ
 ၌။ လဟုတရော စ၊ သည်လည်းကောင်း။ မုဒုတရော စ၊ သည်လည်းကောင်း။
 ကမ္မညတရော စ၊ သည်လည်းကောင်း။ ဟောတိ၊ ဧ။ ယဒါ ပန၊ ဌိကာ။ အယံ
 ကာယော၊ သည်။ အာယုသဟဂတော၊ သည်။ နေဝ ဟောတိ၊ မဖြစ်။ ဥသ္မာ-
 သဟဂတော၊ သည်။ န ဟောတိ၊ မဖြစ်။ ဝိညာဏသဟဂတော၊ သည်။

န ဟောတိ၊ မဖြစ်။ တဒါ၊ ဇီဝိတိန္ဒြေ၊ တေဇောဓာတ်၊ ဝိညာဏ်နှင့် တက္ခမဖြစ်ရာ ထိုအခါ၌။ ဂရုတရော စ၊ သည်လည်းကောင်း။ ပတ္တိန္ဒြေတရော စ၊ သည်လည်းကောင်း။ အကမ္မညတရော စ၊ သည်လည်းကောင်း။ ဟောတိ၊ ၏။ ရာဇည၊ ည။ ဣမိနာပိ ခေါ် ပရိယာယေန၊ ရဲရဲပြောင်ပြောင် တောက်လောင်သော သံတေခဲကဲ့သို့ ဇီဝိတိန္ဒြေ၊ တေဇောဓာတ်၊ ဝိညာဏ်နှင့် တက္ခမဖြစ်သော ခန္ဓာကိုယ်၏ ပေါ့ပါးသည်၏ အဖြစ်၊ နူးညံ့ပျော့ပျောင်းသည်၏အဖြစ်၊ ငြိမ်းအေးပြီးသော အံ့ပူဇာတ်ရှိသော သံတေခဲကဲ့သို့ ဇီဝိတိန္ဒြေ၊ တေဇောဓာတ်၊ ဝိညာဏ်မရှိသော ခန္ဓာကိုယ်၏ လေးလံထိုင်းမှိုင်းသည်၏အဖြစ်၊ ကြမ်းတမ်းခိုင်မာသည်၏ အဖြစ် ဟူသော ဤအကြောင်းဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ တေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ ဧဝံ၊ သည်။ ဟောတု၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

၄၂၅။ “ ကိဉ္ဇာပိ ဘဝံ ကဿပေါ ဧဝမာဟ။ အထ ခေါ ဧဝမေတ္ထ ဟောတိ ‘ဣတိပိ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ သြပပါတိကာ၊ နတ္ထိ သုကတဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော’တိ”။ “အတ္ထိ ပန ရာဇည ပရိယာယော၊ ယေန တေ ပရိယာယေန ဧဝံ ဟောတိ ‘ဣတိပိ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ သြပပါတိကာ၊ နတ္ထိ သုကတဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော’တိ။ “အတ္ထိ ဘော ကဿပ ပရိယာယော၊ ယေန မေ ပရိယာယေန ဧဝံ ဟောတိ ‘ဣတိပိ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ သြပပါတိကာ၊ နတ္ထိ သုကတဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော’တိ။ “ယထာ ကထံ ဝိယ ရာဇညာ”တိ။

“ဘော ကဿပ၊ ပ။ ဣဓ ဣမသ္မိံ” လောကော၊ ၌။ မေ၊ အား။ ဝါ၊ ၏။ ပုရိသာ၊ တို့သည်။ အာဂုစာရိံ၊ သော။ စောရံ၊ ကို။ ဂဟေတွာ၊ ကုန်၍။ ဒဿေန္တိ၊ ပါကုန်၏။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ဒဿေန္တိ၊ ကုန်သနည်း?။ “ဘန္တေ၊ အရှင်။ အယံ စောရော၊ သည်။ တေ၊ ၏။ အာဂုစာရိ၊ သော။ စောရော၊ ပါတည်း။ (တံ၊ သည်။) ဣမဿ စောရဿ၊ အား။ ယံ ဒဏ္ဍံ၊ ကို။ (ပဏေတံ၊ ငှါ။) ဣစ္ဆသိ၊ ပါ၏။ တံ ဒဏ္ဍံ၊ ကို။ ပဏေဟိ၊ ပါလော့”။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ဒဿေန္တိ၊ ပါကုန်၏။ တေ ပုရိသေ၊ တို့ကို။ အဟံ၊ သည်။ ဧဝံ၊ သို့။ ဝဒါမိ၊ ပါ၏။ ကိံ၊ သို့။ ဝဒါမိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊ သည်။) တေန ဟိ၊ ၏။ (တုမေ၊ တို့သည်။) ဣမံ ပုရိသံ၊ ကို။ ဆဝိဉ္ဇာ၊ အရေပါးကိုလည်းကောင်း။ ဝါ၊ အပေါ်ရေကိုလည်း

ကောင်း။ စမ္ပဉ္စ၊ အရေထူကိုလည်းကောင်း။ ဝါ၊ အတွင်းရေကိုလည်းကောင်း။ မံသဉ္စ၊ အသားကိုလည်းကောင်း။ နှာရုဉ္စ၊ အကြောကိုလည်းကောင်း။ အဋ္ဌိဉ္စ၊ အရိုးကိုလည်းကောင်း။ အဋ္ဌိမိဉ္စ၊ ရိုးတွင်းခြင်ဆီကိုလည်းကောင်း။ အနုပဟစ္စ၊ မထိခိုက်စေကြကုန်မူ၍။ ဝါ၊ မပျက်စီးစေကြကုန်မူ၍။ ဝါ၊ မဖျက်ဆီးကြကုန်မူ၍။ ဇီဝိတာ၊ ရုပ်၊ နာမ်နှင့်ထွေ ဇီဝိတိန္ဒြေမှ။ ဝေါရောပေထ၊ ကျစေကြကုန်လော့။ ဝါ၊ ချကြကုန်လော့။ (မယံ၊ တို့သည်။) အဿ ပုရိသဿ၊ ဧ။ ဇီဝံ၊ အသက်ကို။ နိက္ခမန္တံ၊ ထွက်သည်ကို။ အပေဉ္စ နာမ ပဿေယျာမ၊ အကယ်၍ မြင်ကြရကုန်ငြားအံ့လည်း မသိ။ ဝါ၊ မြင်ကုန်မူလည်း မြင်ကုန်တန်ရာ၏။ ဣတိ ဇေံ၊ သို့။ ဝဒါမိ၊ ပါ၏။ တေ ပုရိသာ၊ တို့သည်။ မေ၊ အား။ “သာဓု၊ ပါပြီ”။ ဣတိ၊ သို့။ ပဋိဿုတ္တာ၊ ကုန်၍။ တံ ပုရိသံ၊ ကို။ ဆဝိဉ္စ၊ ကိုလည်းကောင်း။ စမ္ပဉ္စ၊ ကိုလည်းကောင်း။ မံသဉ္စ၊ ကိုလည်းကောင်း။ နှာရုဉ္စ၊ ကိုလည်းကောင်း။ အဋ္ဌိဉ္စ၊ ကိုလည်းကောင်း။ အဋ္ဌိမိဉ္စ၊ ကိုလည်းကောင်း။ အနုပဟစ္စ၊ ကုန်မူ၍။ ဇီဝိတာ၊ မှ။ ဝေါရောပေန္တိ၊ ပါကုန်၏။

ယဒါ၊ ဌ။ သော ပုရိသော၊ သည်။ အာမတော၊ ထက်ဝက်သေသည်။ ဝါ၊ သေခြင်းငှါ အားထုတ်သည်။ ဝါ၊ အပူငွေ့နှင့်ယှဉ်လျက် သေသည်။ ဝါ၊ အပူငွေ့နှင့်ယှဉ်သော သေခြင်းရှိသည်။ ဝါ၊ သေလုဆဲဆဲသည်။ ဟောတိ၊ ဧ။ (တဒါ၊ ဌ။) တေ ပုရိသေ၊ တို့ကို။ အဟံ၊ သည်။ ဇေံ၊ သို့။ ဝဒါမိ၊ ပါ၏။ ကိံ၊ သို့။ ဝဒါမိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊ သည်။) တေန ဟိ၊ ဧ။ (တုမေ၊ တို့သည်။) ဣမံ ပုရိသံ၊ ကို။ ဥတ္တာနံ၊ ပက်လက်။ နိပါတေထ၊ ကျစေကြကုန်လော့။ ဝါ၊ ချကြကုန်လော့။ ဝါ၊ အိပ်စေကြကုန်လော့။ (မယံ၊ တို့သည်။) အဿ ပုရိသဿ၊ ဧ။ နိက္ခမန္တံ၊ သော။ ဇီဝံ၊ ကို။ အပေဉ္စ နာမ ပဿေယျာမ၊ မသိ”။ ဣတိ ဇေံ၊ သို့။ ဝဒါမိ၊ ပါ၏။ တေ ပုရိသာ၊ တို့သည်။ တံ ပုရိသံ၊ ကို။ ဥတ္တာနံ၊ လက်။ နိပါတေန္တိ၊ ပါကုန်၏။ မယံ၊ တို့သည်။ အဿ ပုရိသဿ၊ ဧ။ နိက္ခမန္တံ၊ သော။ ဇီဝံ၊ ကို။ နေဝ ပဿာမ၊ မမြင်ကြရပါကုန်။ တေ ပုရိသေ၊ တို့ကို။ အဟံ၊ သည်။ ဇေံ၊ သို့။ ဝဒါမိ၊ ဧ။ ကိံ၊ သို့။ ဝဒါမိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊ သည်။) တေန ဟိ၊ ဧ။ (တုမေ၊ တို့သည်။) ဣမံ ပုရိသံ၊ ကို။ အဝကုဉ္စ၊ မှောက်ခုံ။ နိပါတေထ၊ ကုန်လော့။ မယံ၊ တို့သည်။ အဿ ပုရိသဿ၊ ဧ။ ဇီဝံ၊ ကို။ နိက္ခမန္တံ၊ ကို။ အပေဉ္စ နာမ ပဿေယျာမ၊ မသိ”။ ဣတိ ဇေံ၊ သို့။ ဝဒါမိ၊ ပါ၏။ တေ ပုရိသာ၊ တို့သည်။ တံ ပုရိသံ၊ ကို။ အဝကုဉ္စ၊ မှောက်ခုံ။ နိပါတေန္တိ၊ ပါကုန်၏။ မယံ၊ တို့သည်။ အဿ ပုရိသဿ၊ ဧ။ ဇီဝံ၊ ကို။ နိက္ခမန္တံ၊ ကို။ နေဝ ပဿာမ၊ ပါကုန်။ တေ ပုရိသေ၊ တို့ကို။ အဟံ၊ သည်။ ဇေံ၊ သို့။ ဝဒါမိ၊ ပြန်ပါ၏။ ကိံ၊ သို့။ ဝဒါမိ၊ နည်း?။ “ဘော၊ တို့။ အဟံ၊ သည်။ တေန ဟိ၊ ဧ။ တုမေ၊ တို့သည်။ ဣမံ ပုရိသံ၊ ကို။ ပဿေန၊ နိပါးဖြင့်။ နိပါတေထ၊ ကုန်လော့။ မယံ၊ တို့သည်။

အဿ ပုရိသဿ၊ ၏။ နိက္ခမန္တံ၊ သော။ ဇီဝံ၊ ကိ။ အပ္ပေဝ နာမ ပဿေယျာမ၊ မသိ”။ ဣတိ ဧဝံ၊ သိ။ ဝဒါမိ၊ ပါ၏။ တေ ပုရိသာ၊ တို့သည်။ တံ ပုရိသံ၊ ကိ။ ပဿေန၊ ဖြင့်။ နိပါတေန္တိ၊ ပါကုန်၏။ မယံ၊ တို့သည်။ အဿ ပုရိသဿ၊ ၏။ နိက္ခမန္တံ၊ သော။ ဇီဝံ၊ ကိ။ နေဝ ပဿာမ၊ ပါကုန်။

[နောက်နောက်သော ဝါကျများကိုလည်း ဤကဲ့သို့ချည်း ဖော်၍ ယောဇနာရမည်။]



။ပ။ ဒုတိယေန၊ နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော။ ပဿေန၊ ဖြင့်။ နိပါ-
 တေထ၊ ကုန်လော့ ။ပ။ ဥဒ္ဓံ၊ အထက်၌။ ဝါ၊ ခြေမိုးမျော်။ ဌပေထ၊ ထား
 ကြကုန်လော့။ပ။ သြမုဒ္ဓကံ၊ ဦးခေါင်းစောက်ထိုး။ ဌပေထ၊ ကုန်လော့။ပ။
 ပါဏိနာ၊ လက်ဖြင့်။ အာကောဇ္ဇေထ၊ ခေါက်ကြကုန်လော့။ပ။ လေဇ္ဈနာ၊
 ခဲဖြင့်။ အာကောဇ္ဇေထ၊ ကုန်လော့။ပ။ ဒဏ္ဍေန၊ တုတ်လုံတံဖြင့်။ အာကော-
 ဇ္ဇေထ၊ ကုန်လော့။ပ။ သဏ္ဍေန၊ ထားလက်နက်ဖြင့်။ အာကောဇ္ဇေထ၊ ကုန်
 လော့။ပ။ တေ ပုရိသေ၊ တို့ကို။ အဟံ၊ သည်။ ဧဝံ၊ သိ။ ဝဒါမိ၊ ပြန်ပါ၏။
 ကိံ၊ သိ။ ဝဒါမိ၊ နည်း?။ “သော၊ တို့။ (အဟံ၊ သည်။) တေန ဟံ၊ ၏။
 (တုမေ၊ တို့သည်။) ဣမံ ပုရိသံ၊ ကိ။ သြဇနာထ၊ အတွင်း၌ ခါရမ်းကြကုန်
 လော့။ သန္ဓုနာထ၊ အပြင်ပ၌ ခါရမ်းကြကုန်လော့။ နိဒ္ဓုနာထ၊ အပြန်ပြန်
 အလှန်လှန် ခါရမ်းကြကုန်လော့။ (မယံ၊ တို့သည်။) အဿ ပုရိသဿ၊ ၏။
 နိက္ခမန္တံ၊ သော။ ဇီဝံ၊ ကိ။ အပ္ပေဝ နာမ ပဿေယျာမ၊ မသိ”။ ဣတိ ဧဝံ၊
 သိ။ ဝဒါမိ၊ ပြန်ပါ၏။

တေ ပုရိသာ၊ တို့သည်။ တံ ပုရိသံ၊ ကိ။ သြဇနန္တိ၊ ပါကုန်၏။ သန္ဓုနန္တိ၊
 ပါကုန်၏။ နိဒ္ဓုနန္တိ၊ ပါကုန်၏။ မယံ၊ တို့သည်။ အဿ ပုရိသဿ၊ ၏။ နိက္ခ-
 မန္တံ၊ သော။ ဇီဝံ၊ ကိ။ နေဝ ပဿာမ၊ ပါကုန်။ တဿ ပုရိသဿ၊ အား။
 တဒေဝ စက္ခု၊ ထိုစက္ခုပသာဒသည်သာလျှင်။ ဟောတိ၊ ရှိပါ၏။ တေ ဧဝ
 ရူပါ၊ ထိုရူပါရုံတို့သည်သာလျှင်။ (ဧဝ၊ လိုက်ယှဉ်သည်။)ဟောန္တိ၊ ရှိပါကုန်၏။
 တေန စက္ခုနာ၊ ထိုစက္ခုပသာဒဖြင့်။ (ထည့်သည်။) တဉ္စ အာယတနံ၊ ထိုရူပါ
 ယတနကိုလည်း။ နပုဋ္ဌိသံဝေဒေတိ၊ မခံစားနိုင်ပါ။ ဝါ၊ ထင်စွာမပြနိုင်ပါ။
 တဒေဝ သောတံ၊ ထိုသောတပသာဒသည်သာလျှင်။ ဟောတိ၊ ပါ၏။ တေ
 ဧဝ သဒ္ဓါ၊ ထိုသဒ္ဓါရုံတို့သည်သာလျှင်။ ဟောန္တိ၊ ပါကုန်၏။ (တေန
 သောတေန၊ ထိုသောတပသာဒဖြင့်။) တဉ္စ အာယတနံ၊ ထိုသဒ္ဓါယတနကို
 လည်း။ နပုဋ္ဌိသံဝေဒေတိ၊ နိုင်ပါ။ တဒေဝ ဃာနံ၊ ထိုဃာနပသာဒသည်
 သာလျှင်။ ဟောတိ၊ ပါ၏။ တေ ဧဝ ဂန္ဓာ၊ ထိုဂန္ဓာရုံတို့သည်သာလျှင်။
 ဟောန္တိ၊ ပါကုန်၏။ (တေန ဃာနေန၊ ဖြင့်။) တဉ္စ အာယတနံ၊ ထို ဂန္ဓာယ
 တနကိုလည်း။ နပုဋ္ဌိသံဝေဒေတိ၊ နိုင်ပါ။ သာဝ ဇိဝှါ၊ ထိုဇိဝှါပသာဒသည်

သင်္ခလျှင်။ ဟောတိ၊ ပါဏိ။ တေ ဝေ ရသ၊ ထိုရသာရုံတို့သည်သာလျှင်။
 ဟောန္တိ၊ ပါကုန်၏။ (တာယ ဇိဝါယ၊ ဖြင့်။) တဉ္စ အာယတနံ၊ ထို ရသာယ
 တနကိုလည်း။ နပုဋ္ဌိသံဝေဒေတိ၊ နိုင်ပါ။ သေဝ ကာယော၊ ထိုကာယပသာဒ
 သည်သာလျှင်။ ဟောတိ၊ ဤ။ တေ ဝေ ဖောဋ္ဌဗ္ဗာ၊ ထိုဖောဋ္ဌဗ္ဗာရုံတို့သည်သာ
 လျှင်။ ဟောန္တိ၊ ပါကုန်၏။ (တေန ကာယေန၊ ဖြင့်။) တဉ္စ အာယတနံ၊
 ထိုဖောဋ္ဌဗ္ဗာယတနကိုလည်း။ နပုဋ္ဌိသံဝေဒေတိ၊ နိုင်ပါ။

ဘော ကဿပ၊ပ။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ မေ အား။
 ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပ-
 ပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊
 ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။
 ဣတိ ဝေ၊ သည်။ ဟောတိ၊ ပါဏိ။ သော ပရိယာယော၊ သည်။ အယမ္ပိ
 ခေါ၊ ဤသေလုဆဲဆဲဖြစ်သော သတ္တဝါ၏ အသက်ကို မမြင်ရသည်၏အဖြစ်
 ဟူသော ဤ အကြောင်းသည်လည်း။ (ဟောတိ၊ ပါဏိ။)’ ဣတိ၊ သို့။ အဝေါစ၊
 ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၉) သင်္ခမေဥပမာ

၄၂၆။ “ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တ-
 နော၊ ၏။ ဒိဋ္ဌိံ၊ သို့။ န ပဋိနိဿဇဇသိ၊ ခဲ့သေး။ တေန ဟိ ကာရဏေန၊ ကြောင့်
 သာလျှင်။ (အဟံ၊ သည်။) တေ၊ အား။ ဥပမံ၊ ကို။ ကရိယာမိ၊ အံ။ ဣ
 ဣမသ္မိံ” လောကော ဌ။ ဥပမာယ၊ ဖြင့်။ ဝိည၊ ကုန်သော။ ပုရိသာ၊ တို့သည်။
 ဘာသိတဿ၊ သော။ (ဝစနဿ၊ ၏။) အတ္ထံ၊ ကို။ အာဇာနန္တိ၊ ကုန်၏။
 ရာဇည၊ ည။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသော အတိတ်အခါ၌။ အညတရော၊
 အမှတ်မထား တပါးပါးသော။ သင်္ခမေဓာ၊ ခရုသင်းမှုတ်တတ်သောယောက်ျား
 သည်။ ဝါ၊ ခရုသင်းကို မှတ်စေတတ်သော ယောက်ျားသည်။ သင်္ခံ၊ ကို။
 အာဒါယ၊ ယူ၍။ ပစ္စန္တိမံ၊ အစွန်အဖျား အနားဖြစ်သော။ ဇနပဒံ၊ ဇနပုဒ်သို့။
 အဂမာသိ၊ သွားပြီ။ ဂန္တံ၊ သွားပြီး၍။ (ဝါကျဆက်၍ ပြင်စပ်သည်။) သော
 ပုရိသော၊ သည်။ ယေန ဌာနေန၊ ၌။ အညတရော၊ သော။ ဂါမော၊ သည်။
 (အတ္ထိ၊ ၏။) တေန ဌာနေန၊ သို့။ ဥပသင်္ခမိ၊ ၏။ ဥပသင်္ခမိတွာ၊ ၍။
 ဂါမဿ၊ ၏။ မဇ္ဈေ၊ အလယ်၌။ ဌာတော၊ တည်လျက်။ တိက္ခတ္ထံ၊ သုံးကြိမ်။
 သင်္ခံ၊ ကို။ ဥပလာပေတွာ၊ အဆင့်ဆင့်မြည်စေပြီး၍။ ဝါ၊ မှတ်ပြီး၍။ သင်္ခံ၊
 ကို။ ဘူမိယံ၊ မြေ၌။ နိက္ခိပိတွာ၊ ချထား၍။ ဧကမန္တံ၊ တခုသော အစွန်အဖျား
 အနားအရပ်၌။ နိသီဒိ၊ နေပြီ။

ရာဇည၊ ည။ အထ တသ္မိံ ကာလေ၊ ခရုသင်းမုတ်ရာ ထိုအခါ၌။ တံသံ ပစ္စန္ဓဇနပဒမနုဿာနံ၊ ထိုအစွန်အဖျား အနားဖြစ်သော ဇနပုဒ်၌ နေကြကုန်သော လူတို့အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ ၊ သည်။ အဟောသိ၊ နည်း?။ “အမ္ဘော၊ အမောင်တို့။ ဧဝံ၊ ဤသို့။ ဝါ၊ သို့ကလောက်။ ရဇနိယော၊ တပ်စေတတ်သော။ ဧဝံ၊ ဤသို့။ ခမနိယော၊ မြန်ယှက်စေတတ်သော။ ဧဝံ၊ သို့ကလောက်။ မဒနိယော၊ မာန်ယစ်စေတတ်သော။ ဧဝံ၊ သို့၊ ဗန္ဓနိယော၊ နှောင်ဖွဲ့တတ်သော။ ဧဝံ၊ သို့ကလောက်။ မုစ္ဆနိယော၊ တွေဝေစေတတ်သော။ ဧသော သဒ္ဓေါ၊ ဤအသံသည်။ ကဿ၊ အဘယ်ဝတ္ထု၏။ ဝါ၊ အဘယ်တူရိယာ၏။ သဒ္ဓေါ နုခေါ၊ အသံတဲနည်း”။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ကုန်ပြီး၍။ (ပြင်စပ်၍ ဝါကျဆက်ပေးသည်။) သန္နိပတိတွာ၊ ကုန်ပြီး၍။ တံ သင်္ခမံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစုံ၊ ကုန်ပြီ။ ကိံ ၊ သို့။ အဝေါစုံ၊ ကုန်သနည်း?။ “အမ္ဘော၊ အမောင်တို့။ ဧဝံ၊ သို့။ ရဇနိယော၊ သော။ ဧဝံ၊ သို့။ ခမနိယော၊ သော။ ဧဝံ၊ သို့။ မဒနိယော၊ သော။ ဧဝံ၊ သို့။ ဗန္ဓနိယော၊ သော။ ဧဝံ၊ သို့။ မုစ္ဆနိယော၊ သော။ ဧသော သဒ္ဓေါ၊ သည်။ ကဿ၊ ၏။ သဒ္ဓေါ နုခေါ၊ ပါနည်း”။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်ပြီ။ “ဧသော သဒ္ဓေါ၊ သည်။ ဧဝံ၊ သို့။ ရဇနိယော၊ သော။ ဧဝံ၊ သို့။ ခမနိယော၊ သော။ ဧဝံ၊ သို့။ မဒနိယော၊ သော။ ဧဝံ၊ သို့။ ဗန္ဓနိယော၊ သော။ ဧဝံ၊ သို့။ မုစ္ဆနိယော၊ သော။ ယဿ တူရိယဝိသေသဿ၊ အကြင်တူရိယာအထူး၏။ သဒ္ဓေါ၊ တည်း။ ဧသော တူရိယဝိသေသော၊ သည်။ သင်္ခေါ နာမ၊ ခရုသင်းမည်၏”။ ဣတိ၊ သို့။ အဝေါစုံ၊ ပြီ။ တေ ပစ္စန္ဓဇနပဒမနုဿာ၊ တို့သည်။ တံ သင်္ခံ ၊ ကို။ ဥတ္တာနံ၊ ပက်လက်။ နိပါတေသံ၊ လည်းစေကြကုန်ပြီ။ ဝါ၊ လည်းကြကုန်ပြီ။ ကိံ ၊ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ နိပါတေသံ၊ ကုန်သနည်း?။ ဘော သင်္ခံ၊ အိုခရုသင်း။ (တံ၊ သည်။) ဝဒေဟိ၊ မြည်စမ်းပါလော့။ ဘော သင်္ခံ၊ အိုခရုသင်း။ တံ၊ သည်။ ဝဒေဟိ၊ ပါလော့”။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ နိပါတေသံ၊ ကုန်ပြီ။

သော သင်္ခေါ၊ သည်။ သဒ္ဓံ၊ ကို။ နေဝ အကာသိ၊ မပြု။ တေ ပစ္စန္ဓဇနပဒမနုဿာ၊ တို့သည်။ တံ သင်္ခံ ၊ ကို။ အဝကုဇံ၊ မျောက်ခုံ။ နိပါတေသံ၊ ပြန်ကုန်ပြီ။ ကိံ ၊ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ နိပါတေသံ၊ ပြန်ကုန်သနည်း?။ “ဘော သင်္ခံ၊ သင်း။ (တံ၊ သည်။) ဝဒေဟိ၊ လော့။ ဘော သင်္ခံ၊ သင်း။ (တံ၊ သည်။) ဝဒေဟိ၊ လော့”။ ဣတိ ဣဒံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ နိပါတေသံ၊ ပြန်ကုန်ပြီ။ သော သင်္ခေါ၊ သည်။ သဒ္ဓံ၊ ကို။ နေဝ အကာသိ၊ မပြု။ [ဤကဲ့သို့ချည်း နောက် နောက်ဝါကျများကိုလည်း ဖော်၍ ယောဇနာပါ] ။ပ။ ပဿေန၊ ဖြင့်။ နိပါတေသံ၊ ပြန်ကုန်ပြီ ။ပ။ ဒုတိယေန၊ သော။ ပဿေန၊ ဖြင့်။ နိပါတေသံ၊ ပြန်

ကုန်ပြီ။ပ။ ဥဒ္ဓံ၊ အထက်၌။ဝါ၊ ခြေမိုးမျော်။ ဌပေသုံ၊ ထားကြပြန်ကုန်ပြီ။ပ။
 သြမုဒ္ဓကံ၊ ဦးခေါင်းတောက်ထိုး။ ဌပေသုံ၊ ပြန်ကုန်ပြီ ။ပ။ ပါဏိနာ၊ ဖြင့်။
 အာကောဋေသုံ၊ ခေါက်ကြပြန်ကုန်ပြီ ။ပ။ လေဇ္ဈနာ၊ ဖြင့်။ အာကောဋေသုံ၊
 ပြန်ကုန်ပြီ ။ပ။ ဒဏ္ဍေန၊ ဖြင့်။ အာကောဋေသုံ၊ ပြန်ကုန်ပြီ ။ပ။ သဏ္ဍေန၊ ဖြင့်။
 အာကောဋေသုံ၊ ပြန်ကုန်ပြီ ။ပ။ တေ ပစ္စန္ဓဇနပဒမနုဿာ၊ တို့သည်။ တံ သင်္ခံ ၊
 ကို။ သြဓုနိံ သု၊ ကုန်ပြီ။ သန္ဓုနိံ သု၊ ပြန်ကုန်ပြီ။ နိဒ္ဓုနိံ သု၊ ပြန်ကုန်ပြီ။ ကိံ
 ဝစနံ၊ ကို။ ဝတော၊ ကုန်၍။ သြဓုနိံ သု၊ ကုန်သနည်း?။ သန္ဓုနိံ သု၊ ကုန်သ
 နည်း?။ နိဒ္ဓုနိံ သု၊ ကုန်သနည်း?။ “ဘော သင်္ခံ၊ သင်း။ (တံ၊ သည်။) ဝဒေဟိ၊
 လော့။ ဘော သင်္ခံ၊ သင်း။ (တံ၊ သည်။) ဝဒေဟိ၊ လော့”။ ဣတိ ဣဒံ ဝစနံ၊
 ကို။ ဝတော၊ ကုန်၍။ သြဓုနိံ သု၊ ကုန်ပြီ။ သန္ဓုနိံ သု၊ ကုန်ပြီ။ နိဒ္ဓုနိံ သု၊
 ကုန်ပြီ။ သော သင်္ခေါ၊ သည်။ သဒ္ဓံ၊ ကို။ နေဝ အကာသိ၊ မပြု။

ရာဇည၊ ည။ အထ တသ္မိံ ကာလေ၊ အစွန်အဖျား အနားကြသော ဇန
 ပုဒ်သား လူအများတို့၏ ခရုသင်းကို အမျိုးမျိုး အဖုံဖုံ အားထုတ်ကြရာ ထို
 အခါ၌။ တဿ သင်္ခမေဿ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။
 ကိံ ၊ သည်။ အဟောသိ၊ သနည်း?။ “ဣမေ ပစ္စန္ဓဇနပဒမနုဿာ၊ တို့သည်။
 ယာဝ ခေါ၊ အလွန်အကဲသာလျှင်။ ဗာလာ၊ မိုက်ကုန်သည်။ ဟောန္တိ၊ ကုန်၏။
 ကထဉ္စိ၊ အဘယ်အကြောင်းကြောင့်။ (ဣမေ ပစ္စန္ဓဇနပဒမနုဿာ၊ တို့သည်။
 အယောနိသော၊ အလိုရှိအပ် တောင့်တအပ်သော ခရုသင်းသံကို ကြားရခြင်း၏
 အကြောင်းမဟုတ်သောအားဖြင့်။ သင်္ခံသဒ္ဓံ၊ ကို။ ဂဝေသိဿန္တိ နာမ၊ နှာမိုးကြ
 ကုန်တုံဘိသနည်း”။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ (ဣတိ၊
 သ္မိံ။ ပရိဝိတက္ကယိတော၊ ပြီး၍။) တေသံ ပစ္စန္ဓဇနပဒမနုဿာနံ၊ တို့သည်။ ပေက္ခ-
 မာနာနံ၊ ကြည့်ရှုကြကုန်စဉ်။ သင်္ခံ ၊ ကို။ ဂဟေတွာ၊ ၍။ တိက္ခတ္ထံ၊ ကြိမ်။
 သင်္ခံ ၊ ကို။ ဥပလာပေတွာ၊ ပြီး၍။ သင်္ခံ ၊ ကို။ အာဒါယ၊ ၍။ ပက္ကမိ၊ ဖဲသွားပြီ။

ရာဇည၊ ည။ အထ တသ္မိံ ကာလေ၊ ခရုသင်းကို မှုတ်ပြီး၍ ဖဲသွားရာ ထို
 အခါ၌။ တေသံ ပစ္စန္ဓဇနပဒမနုဿာနံ၊ တို့အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။
 အဟောသိ၊ ပြီ။ ကိံ ၊ သ္မိံ။ အဟောသိ၊ သနည်း?။ “ဘော၊ အချင်းတို့။ ယဒါ၊
 ၌။ အယံ သင်္ခေါ နာမ၊ ဤခရုသင်းမည်သည်။ ပုရိသသဟဂတော စ၊ ယောကျ်ား
 နှင့် တက္ကုဖြစ်သည်လည်းကောင်း။ ဝါယာမသဟဂတော စ၊ အားထုတ်ခြင်းနှင့်
 တက္ကုဖြစ်သည်လည်းကောင်း။ ဝါယုသဟဂတော စ၊ လေနှင့်တက္ကုဖြစ်သည်လည်း
 ကောင်း။ ဟောတိ၊ ၍။ တဒါ၊ ယောကျ်ား၊ အားထုတ်ခြင်း၊ လေနှင့်တက္ကုဖြစ်ရာ
 ထိုအခါ၌။ အယံ သင်္ခေါ၊ ဤ ခရုသင်းသည်။ သဒ္ဓံ၊ ကို။ ကရောတိ၊ ပြု၏။
 ယဒါ ပန၊ ၌ကား။ အယံ သင်္ခေါ၊ သည်။ ပုရိသသဟဂတော၊ သည်။ နေဝ
 ဟောတိ၊ မဖြစ်။ ဝါယာမသဟဂတော၊ သည်။ နဟောတိ၊ မဖြစ်။ ဝါယုသဟဂ-

တော၊ သည်။ န ဟောတိ၊ မဖြစ်။ (တဒါ၊ ယောကျိာ်း၊ အားထုတ်ခြင်း၊ လေ
နှင့် တကွမဖြစ်ရာ ထိုအခါ၌။) အယံ သင်္ခေါ၊ သည်။ သဒ္ဓါ၊ ကို။ န ကရောတိ၊
မပြုနိုင်။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

ရာဇည၊ ည။ ဝေမေဝ ခေါ၊ သာလျှင်။ ယဒါ၊ ၌။ အယံ ကာယော၊
သည်။ အာယုသဟဂတော စ၊ သည်လည်းကောင်း။ ဥသ္မာသဟဂတော စ၊
သည်လည်းကောင်း။ ဝိညာဏသဟဂတော စ၊ သည်လည်းကောင်း။ ဟောတိ၊
၏။ တဒါ၊ ဇီဝိတိန္ဒြေ၊ ကမ္မဇတေဇောဓာတ်၊ ဝိညာဏ်နှင့် တကွဖြစ်ရာ ထိုအခါ၌။
အဘိက္ကမတိပိ၊ ရှေးရှုလည်း သွား၏။ ပဋိက္ကမတိပိ၊ နောက်သို့လည်း ဆုတ်၏။
တိဋ္ဌတိပိ၊ ရပ်လည်း ရပ်နိုင်၏။ နိသီဒတိပိ၊ ထိုင်လည်း ထိုင်နိုင်၏။ သေယံ၊
အိပ်ခြင်းကို။ ကပ္ပေတိပိ၊ ပြုလည်း ပြုနိုင်၏။ စက္ခုနာပိ၊ စက္ခုပသာဒဖြင့်လည်း။
ရူပံ၊ ရူပါရုံကို။ ပဿတိ၊ မြင်နိုင်၏။ သောတေနပိ၊ သောတပသာဒဖြင့်လည်း။
သဒ္ဓါ၊ သဒ္ဓါရုံကို။ သုဏာတိ၊ နာနိုင်၏။ ဃာနေနပိ၊ ဃာနပသာဒဖြင့်လည်း။ ဂန္ဓံ၊
ဂန္ဓာရုံကို။ သာယတိ၊ နမ်းနိုင်၏။ ဇိဝှိယပိ၊ ဇိဝှိပသာဒဖြင့်လည်း။ ရသံ၊ ရသာ
ရုံကို။ သာယတိ၊ လျက်နိုင်၏။ ကာယေနပိ၊ ကာယပသာဒဖြင့်လည်း။ ဖောဋ္ဌဗ္ဗံ၊
ဖောဋ္ဌဗ္ဗာရုံကို။ ဖုသတိ၊ တွေ့ထိနိုင်၏။ မနသာပိ၊ မနာယတနဖြင့်လည်း။ ဓမ္မံ၊
ဓမ္မာရုံကို။ ဝိဇာနာတိ၊ သိနိုင်၏။ ယဒါ ပန၊ ၌။ အယံ ကာယော၊ သည်။
အာယုသဟဂတော၊ သည်။ နေဝ ဟောတိ၊ မဖြစ်။ ဥသ္မာသဟဂတော၊ သည်။
န ဟောတိ၊ မဖြစ်။ ဝိညာဏသဟဂတော၊ သည်။ န ဟောတိ၊ မဖြစ်။ တဒါ၊
၌။ နေဝ အဘိက္ကမတိ၊ ရှေးရှုလည်း မသွားနိုင်။ န ပဋိက္ကမတိ၊ နောက်သို့
လည်း မဆုတ်နိုင်။ န တိဋ္ဌတိ၊ ရပ်လည်း မရပ်နိုင်။ န နိသီဒတိ၊ ထိုင်လည်း
မထိုင်နိုင်။ သေယံ၊ ကို။ န ကပ္ပေတိ၊ ပြုလည်း မပြုနိုင်။ စက္ခုနာပိ၊ ဖြင့်လည်း။
ရူပံ၊ ကို။ န ပဿတိ၊ နိုင်။ သောတေနပိ၊ ဖြင့်လည်း။ သဒ္ဓါ၊ ကို။ န သုဏာတိ၊
နိုင်။ ဃာနေနပိ၊ ဖြင့်လည်း။ ဂန္ဓံ၊ ကို။ န သာယတိ၊ နိုင်။ ဇိဝှိယပိ၊ ဖြင့်လည်း။
ရသံ၊ ကို။ န သာယတိ၊ နိုင်။ ကာယေနပိ၊ ဖြင့်လည်း။ ဖောဋ္ဌဗ္ဗံ၊ ကို။ န
ဖုသတိ၊ နိုင်။ မနသာပိ၊ ဖြင့်လည်း။ ဓမ္မံ၊ ကို။ န ဝိဇာနာတိ၊ နိုင်။

ရာဇည၊ ည။ ဣမိနာပိ ခေါ ပရိယာယေန၊ ယောကျိာ်း၊ လုံ့လ၊ လေမှ
ကင်းသော ခရုသင်းကဲ့သို့ ဇီဝိတိန္ဒြေ၊ တေဇောဓာတ်၊ ဝိညာဏ်မှ ကင်းသော
ခန္ဓာကိုယ်၏ မိမိဆိုင်ရာကိစ္စကို မဖြစ်စေနိုင်သည်၏ အဖြစ်ဟူသော ဤ
အကြောင်းဖြင့်လည်း။ ဝါ၊ ကြောင့်လည်း။ တေ၊ အား။ ဣတိပိ၊ ကြောင့်လည်း။
ပရော လောကော၊ သည်။ အတ္ထိ၊ ၏။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊
တို့သည်။ အတ္ထိ၊ ကုန်၏။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊
သည်။ ဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣတိ ဧဝံ၊ သည်။ ဟောတု၊ လော့။
ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

၄၂၇။ “ကိဉ္ဇာဝိ ဘဝံ ကဿပေါ ဝေမာဟ။ အက ခေါ ဝေမေတ္ထ
 ဟောတိ ‘ဣတိပိ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ ဩပပါ-
 တိကာ၊ နတ္ထိ သုကတဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော’တိ။ အတ္ထိ
 ပန ရာဇည ပရိယာယော၊ ယေန တေ ပရိယာယေန ဧဝံ ဟောတိ
 ‘နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ ဩပပါတိကာ၊ နတ္ထိ သုကတ-
 ဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော’တိ။ အတ္ထိ ဘော ကဿပ ပရိယာ-
 ယော၊ ယေန မေ ပရိယာယေန ဧဝံ ဟောတိ ‘ဣတိပိ နတ္ထိ ပရော
 လောကော၊ နတ္ထိ သတ္တာ ဩပပါတိကာ၊ နတ္ထိ သုကတဒုက္ကဋ္ဌာနံ
 ကမ္မာနံ ဖလံ ဝိပါကော’တိ”။ “ယထာ ကထံ ဝိယ ရာဇညာ”တိ။

“ဘော ကဿပ၊ ဣမ ဣမသ္မိ” လောကော ဦး။ မေ အား။ ဝါ၊ ၏။
 ပုရိသာ၊ တို့သည်။ အာဂုစာရိ၊ သော။ စောရိ၊ ကို။ ဂဟေတွာ၊ ကုန်၍။
 ဒဿေန္တိ၊ ပါကုန်၏။ ကိံ ဝစနံ၊ ကို။ ဝတွာ၊ ကုန်၍။ ဒဿေန္တိ၊ သနည်း?။
 ဘန္တေ၊ ရှင်။ အယံ စောရော၊ သည်။ တေ၊ ၏။ အာဂုစာရိ၊ သော။ စောရော၊
 ပါတည်း။ (တံ၊ သည်။) ဣမဿ စောရဿ၊ အား။ ယံ ဒဏ္ဍံ၊ ကို။ (ပဏေတံ၊
 ငှါ။ ဣစ္ဆသိ၊ ၏။ တံ ဒဏ္ဍံ၊ ကို။ ပဏေဟိ၊ ပါလော့”။ ဣတိ ဣဒံ ဝစနံ၊ ကို။
 ဝတွာ၊ ကုန်၍။ ဒဿေန္တိ၊ ပါကုန်၏။ တေ ပုရိသေ၊ တို့ကို။ အဟံ၊ သည်။
 ဧဝံ သ္မိ။ ဝဒါမိ၊ ပါ၏။ ကိံ သ္မိ။ ဝဒါမိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊
 သည်။) တေန ဟိ၊ ၏။ (တုမ္ပေ၊ တို့သည်။) ဣမဿ ပုရိသဿ၊ ၏။ ဆဝိံ၊
 အရေပါးကို။ ဝါ၊ အပေါ်ရေကို။ ဆိန္ဒုထ၊ ဖြတ်ကြကုန်လော့။ (မယံ၊ တို့သည်။)
 အဿ ပုရိသဿ၊ ၏။ ဇီဝံ၊ ကို။ အပ္ပေဝ နာမ ပဿေယျာမ၊ အကယ်၍ တွေ့မြင်
 ကြရကုန်ငြားအံ့လည်း မသိ။ ဝါ၊ တွေ့မြင်ကြရကုန်မူလည်း တွေ့မြင်ကြရကုန်
 တန်ရာ၏”။ ဣတိ ဧဝံ သ္မိ။ ဝဒါမိ၊ ပါ၏။

တေ ပုရိသာ၊ တို့သည်။ တဿ ပုရိသဿ၊ ၏။ ဆဝိံ၊ ကို။ ဆိန္ဒုန္တိ၊ ပါကုန်
 ၏။ မယံ၊ တို့သည်။ အဿ ပုရိသဿ၊ ၏။ ဇီဝံ၊ ကို။ နေဝ ပဿာမ၊ မမြင်
 ကြရပါကုန်။ တေ ပုရိသေ၊ တို့ကို။ အဟံ၊ သည်။ ဧဝံ သ္မိ။ ဝဒါမိ၊ ပြန်ပါ၏။
 ကိံ သ္မိ။ ဝဒါမိ၊ နည်း?။ “ဘော၊ တို့။ (အဟံ၊ သည်။) တေန ဟိ၊ ၏။
 (တုမ္ပေ၊ တို့သည်။) ဣမဿ ပုရိသဿ၊ ၏။ စမ္ပံ၊ အရေထူကို။ ဝါ၊ အတင်း
 ရေကို။ ဆိန္ဒုထ၊ ကုန်လော့။ (မယံ၊ တို့သည်။) အဿ ပုရိသဿ၊ ၏။ ဇီဝံ၊
 ကို။ အပ္ပေဝ နာမ ပဿေယျာမ၊ မသိ”။ ဣတိ ဧဝံ သ္မိ။ ဝဒါမိ၊ ပါ၏။ တေ
 ပုရိသာ၊ တို့သည်။ တဿ ပုရိသဿ၊ ၏။ စမ္ပံ၊ ကို။ ဆိန္ဒုန္တိ၊ ပါကုန်၏။ မယံ၊
 တို့သည်။ အဿ ပုရိသဿ၊ ၏။ ဇီဝံ၊ ကို။ နေဝ ပဿာမ၊ ပါကုန်။ [ဤ
 ကဲ့သို့ချည်း နောက်နောက်သော ဝါကျများ၏ ပေယျာလများကိုလည်း
 ဖော်၍ ယောဇနာပါ။] ။ပ။မံသံ၊ အသားကို။ ဆိန္ဒုထ၊ ဖြတ်ကြကုန်လော့။

။ပ။နာရုံ၊ အကြောကို။ ဆိန္ဒုထ၊ လော့။ ပ။ အဋ္ဌိံ ၊ အရိုးကို။ ဆိန္ဒုထ၊ လော့။ ပ။ အဋ္ဌိမိဉ္ဇံ၊ ရိုးတွင်းခြင်ဆီကို။ ဆိန္ဒုထ၊ ကုန်လော့။ မယံ၊ တို့သည်။ အထာ ပုရိသထ၊ ၎င်း။ ဇီဝံ၊ ကို။ အပေဝ နာမ ပထောယျာမ၊ ကုန်ငြားအံ့လည်း မသိ”။ ဣတိ ဝေံ၊ သို့။ ဝဒါမိ၊ ပြန်ပါ၏။ တေ ပုရိသာ၊ တို့သည်။ တထာ ပုရိသထ၊ ၎င်း။ အဋ္ဌိမိဉ္ဇံ၊ ကို။ ဆိန္ဒုန္တိ၊ ပါကုန်၏။ မယံ၊ တို့သည်။ တထာ ပုရိသထ၊ ၎င်း။ ဇီဝံ၊ ကို။ နေဝ ပထာမ၊ ပါကုန်။ ဘော ကထာပ၊ ပ။ ယေန ပရိယာယေန၊ ဖြင့်။ ဝါ၊ ကြောင့်။ မေ၊ အား။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဝေံ၊ သည်။ ဟောတိ၊ ၎င်း။ သော ပရိယာယော၊ သည်။ အယမိ ခေါ၊ ဤ အရေပါး၊ အရေထူ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီကို ဖြတ်ရာအခါ၌ အသက်ကို မမြင်ရသည်၏ အဖြစ်သည်လည်း။ ဟောတိ၊ ၎င်း”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၁၀) အဂ္ဂိကဇဋ္ဌိလဥပမာ

၄၂၇။ “ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တနော၊ ၎င်း။ ဒိဋ္ဌိံ ၊ ကို။ န ပဋိနိဿဇဇသိ၊ သေးခဲ့။) တေန ဟိ ကာရဏေန၊ ကြောင့်သာ လျှင်။ (အဟံ၊ သည်။) တေ၊ အား။ ဥပမံ၊ ကို။ ကရိဿာမိ၊ အံ့။ ဣဓ ဣမသ္မိံ လောကေ၊ ၎င်း။ ဥပမာယ၊ ဖြင့်။ ဧကဇ္ဇေ၊ ကုန်သော။ ဝိညူ၊ ကုန်သော၊ ပုရိသာ၊ တို့သည်။ ဘာသိတထ၊ သော။ (ဝစနထ၊ ၎င်း။) အတ္ထိံ၊ ကို။ အာဇာနန္တိ၊ ကုန်၏။ ရာဇည၊ ည။ ဘူတပုဗ္ဗံ၊ ၎င်း။ အညတရော၊ အမှတ်မထား တပါးပါးသော။ အဂ္ဂိကော၊ မီးကို လုပ်ကျွေးတတ်သော။ ဝါ၊ မီးပူဇော်တတ်သော။ ဝါ၊ ပူဇော်အပ်သော မီးရှိသော။ ဇဋ္ဌိလော၊ ရသေ့သည်။ အရညာယတနေ၊ တောအုပ်၌။ ပဏ္ဏကုဋိယာ၊ သစ်ရွက်တို့ဖြင့် မိုးအပ်သော ကုဋိ၌။ သမ္မတိ၊ နေ၏။ အထ တသ္မိံ ကာလေ၊ နေရာထိုအခါ၌။ အညတရော၊ သော။ ဇနပဒေ၊ ၎င်း။ သတ္ထော၊ လှည်းကုန်သည်အပေါင်းသည်။ ဝုဋ္ဌာသိ၊ ထပြီ။ အထ ပစ္စာ၊ ထပြီးရာကာလမှနောက်၌။ သော သတ္ထော၊ သည်။ အဂ္ဂိကထ၊ သော။ တထာ ဇဋ္ဌိလထ၊ ၎င်း။ အထာမထ၊ သစ်မီးကျောင်း၏။ သာမန္တာ၊ အနီးအရပ်၌။ ဧကရတ္ထိံ ၊ တညဉ့်ပတ်လုံး။ ဝသိတာ၊ နေပြီး၍။ ပက္ကမိ၊ ဖဲသွားပြီ။ ရာဇည၊ ည။ အထ တသ္မိံ ကာလေ၊ ဖဲသွားရာ ထိုအခါ၌။ အဂ္ဂိကထ၊ သော။ တထာ ဇဋ္ဌိလထ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ ၊ သည်။ အဟောသိ၊ နည်း?။ “အဟံ၊ သည်။ ယေန ဌာနေန၊ ၎င်း။ သော သတ္ထဝါသော။ ထိုလှည်းကုန်သည်အပေါင်း၏ နေရာအရပ်သည်။ ဝါ၊ လှည်းဝိုင်းချရာအရပ်သည်။ (အတ္ထိံ၊ ၎င်း။) တေန

ဌာနေန၊ သို့။ ဥပသင်္ကမေယံ၊ ချဉ်းကပ်ရပါမူကား။ ယန္တုန၊ ကောင်းလေစွ။
 ဝါ၊ ကောင်းလေရာ၏။ ဧတ္ထ တေသ္မိံ သတ္ထဝါသေ၊ ဤ။ ကိဉ္စိ၊ တစုံတခုသော။
 ဥပကရဏံ၊ အဆောက်အဦကို။ အပ္ပေဝ နာမ အဓိဝဇ္ဇေယျံ၊ အကယ်၍ ရုဋြား
 အံ့လည်း မသိ။ ဝါ၊ ရမူလည်း ရတန်ရာ၏။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။
 အဟောသိ၊ ပြီ။

အထ ပစ္စာ၊ အကြံဖြစ်ပြီးရာ ကာလမှ နောက်၌။ အဂ္ဂိကော၊ သော။ သော
 ဇဋိလော၊ သည်။ ကာလဿေဝ၊ စောစောကသာလျှင်။ ဝုဋ္ဌာယ၊ ထ၍။
 ယေန ဌာနေန၊ ဤ။ သော သတ္ထဝါသော၊ သည်။ (အတ္ထိ၊ ၏။) တေန ဌာနေန၊
 သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ တသ္မိံ သတ္ထဝါသေ၊ ဤ။
 ဒဟရံ၊ ငယ်သော။ မန္တံ၊ နို့နှေးသော။ ဥတ္တာနသေယျကံ၊ ပက်လက်သာ
 အိပ်တတ်သော။ ဆဉ္စိတံ၊ စွန့်ပစ်အပ်ခဲ့သော။ ကုမာရံ၊ သတိုးသားကို။ ဝါ၊
 သူငယ်ကို။ အဒ္ဒသ၊ မြင်ရပြီ။ တသ္မိံ သတ္ထဝါသေ၊ ဤ။ ဒဟရံ၊ သော။
 မန္တံ၊ သော။ ဥတ္တာနသေယျကံ၊ သော။ ဆဉ္စိတံ၊ သော။ ကုမာရံ၊ ကို။
 (လိက်စပ်သည်။) ဒိဿန၊ ကြောင့်။ အဿ ဇဋိလဿ၊ အား။ ဧတံ
 ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။
 “မေ၊ သည်။ ပေက္ခမာနဿ၊ ကြည့်ရှုစဉ်။ မနုဿဘူတော၊ လူဖြစ်၍ဖြစ်သော
 သတ္တဝါသည်။ ယံ ကာလကံရေယျ၊ အကြင် သေရာ၏။ ဧတံ ကာလကံရဏံ၊
 ဤသေရခြင်းသည်။ မေ၊ အား။ န ခေါ ပတိရူပံ၊ မလျော်သည်သာ။ ယန္တုန၊ အ
 ကယ်၍။ အဟံ၊ သည်။ ဣမံ ဒါရကံ၊ ကို။ အဿမံ၊ သို့။ နေတွာ၊ ၍။
 အာပါဒေယံ၊ အသက်ရှည်ခြင်းသို့ ရောက်စေရပါမူကား။ ပေါသေယံ၊ ကျေး
 မွေးသုတ်သင်ရပါမူကား။ ဝဇေယျံ၊ ကြီးပွားစေရပါမူကား။ (သာဓု၊ ကောင်း
 သည်။ အဿ ဝတ၊ ဖြစ်ရလေစွတကား။)” ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။
 အဟောသိ၊ ပြီ။

အထ ပစ္စာ၊ အကြံဖြစ်ပြီးရာ ကာလမှ နောက်၌။ အဂ္ဂိကော၊ သော။ သော
 ဇဋိလော၊ သည်။ တံ ဒါရကံ၊ ကို။ အဿမံ၊ သို့။ နေတွာ၊ ၍။ အာပါဒေသိ၊
 အသက်ရှည်ခြင်းသို့ ရောက်စေပြီ။ ပေါသေသိ၊ ကျေးမွေးသုတ်သင်ပြီ။ ဝဇေသိ၊
 ကြီးပွားစေပြီ။ ယဒါ၊ ဤ။ သော ဒါရကော၊ သည်။ ဒသ ဝဿုဒ္ဓေသိကော ဝါ၊
 ဆယ်နှစ်ရှိပြီဟူ၍ ညွှန်ပြထိုက်သည်သော်လည်းကောင်း။ ဝါ၊ ဆယ်နှစ်ရှိသည်
 သော်လည်းကောင်း။ ဒွါဒသဝဿုဒ္ဓေသိကော ဝါ၊ တဆယ်နှစ်နှစ်ရှိပြီဟူ၍ ညွှန်ပြ
 ထိုက်သည်သော်လည်းကောင်း။ ဟောတိ၊ ၏။ အထ တသ္မိံ ကာလေ၊ ဆယ်
 နှစ်၊ တဆယ်နှစ်နှစ်ရှိရာ ထိုအခါ၌။ အဂ္ဂိကဿ၊ သော။ တဿ ဇဋိလဿ၊ အား။
 ဇနပဒေ၊ ဤ။ ကိဉ္စိဒေဝ၊ တစုံတခုသာလျှင်ဖြစ်သော။ ကရဏီယံ၊ ပြုဘွယ်
 ကိစ္စသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်ပေါ်လာပြီ။ အထ တသ္မိံ ကာလေ၊ ပြုဘွယ်ကိစ္စ

ဖြစ်ပေါ်လာရာ ထိုအခါ၌။ အဂ္ဂိကော၊ သော။ သော ဇဋ္ဌိလော၊ သည်။ တံ ဒါရကံ၊ ကိ။ ဧတံ ဝစနံ၊ ကိ။ အဝေါစ၊ ပြီ။ ကိံ၊ အဝေါစ၊ နည်း?။ “တာတ၊ ချစ်သား။ အဟံ၊ သည်။ နဂရံ၊ သို့။ ဂန္တံ၊ ဝှီ။ ဣစ္ဆာမိ၊ ဧ။ တာတ၊ ချစ်သား။ (တံ၊ သည်။) အဂ္ဂိံ၊ ကိ။ ပရိစရေယျာသိ၊ လုပ်ကျွေး ရစ်လေလော့။ တေ၊ ဧ။ အဂ္ဂိ၊ သည်။ မာ စ နိဗ္ဗာယိ၊ ငြိမ်းလည်း မငြိမ်း စေလင်။ တေ၊ ဧ။ အဂ္ဂိ၊ သည်။ သစေ စ နိဗ္ဗာယေယျ၊ အကယ်၍ မူလည်း ငြိမ်းခဲ့ငြားအံ့။ ဧဝံ သတိ၊ ဤသို့ဖြစ်ခဲ့သည်ရှိသော်။ အယံ၊ ဤသည်ကား။ ဝါသိ၊ ပဲခုပ်တည်း။ ဣမာနိ၊ ဤသည်တို့ကား။ ကဋ္ဌာနိ၊ ထင်းတို့တည်း။ ဣဒံ၊ ဤသည်ကား။ အရဏိသဟိတံ၊ ပွတ်ခံ့ ပွတ်ကြည်ခဲ့တည်း။ (တံ၊ သည်။) အဂ္ဂိံ၊ ကိ။ နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။ ဝါ၊ ပွတ်၍။ အဂ္ဂိံ၊ ကိ။ ပရိစရေယျာ သိ၊ လော့”။ ဣတိ သို့။ အဝေါစ၊ ပြီ။ အထ ပစ္စာ၊ ပြောဆိုပြီးရာကာလမှ နောက်၌။ အဂ္ဂိကော၊ သော။ သော ဇဋ္ဌိလော၊ သည်။ တံ ဒါရကံ၊ ကိ။ ဧဝံ သို့။ အနုသာသိတွာ၊ ဆုံးမပြီး၍။ ဇနပဒံ၊ သို့။ အဂမာသိ၊ ပြီ။ တဿ ဒါရ ကဿ၊ သည်။ ခိဉ္စာပသုတဿ၊ မြူးတူးပျော်ပါးကစားမှုကို အားထုတ်စဉ်။ အဂ္ဂိ၊ သည်။ နိဗ္ဗာယိ၊ ငြိမ်းပြီ။

အထ တသ္မိံ ကာလေ၊ မီးငြိမ်းရာ ထိုအခါ၌။ တဿ ဒါရကဿ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ “ပိတာ၊ ဘခင်သည်။ မံ၊ ငါ့ကို။ ဧဝံ၊ သို့။ အဝစ၊ မှာထားပြောဆိုခဲ့ပြီ။ ကိံ၊ သို့။ အဝစ၊ နည်း?။ “တာတ၊ သား။ (တံ၊ သည်။) အဂ္ဂိံ၊ ကိ။ ပရိစရေယျာ သိ၊ လော့။ တေ၊ ဧ။ အဂ္ဂိ၊ သည်။ မာ စ နိဗ္ဗာယိ၊ လင်။ တေ၊ ဧ။ အဂ္ဂိ၊ သည်။ သစေ စ နိဗ္ဗာယေယျ၊ ငြားအံ့။ ဧဝံသတိ၊ သော်။ အယံ၊ ကား။ ဝါသိ၊ တည်း။ ဣမာနိ၊ တို့ကား။ ကဋ္ဌာနိ၊ တို့တည်း။ ဣဒံ၊ ကား။ အရဏိသဟိတံ၊ တည်း။ (တံ၊ သည်။) အဂ္ဂိံ၊ ကိ။ နိဗ္ဗတ္တေတွာ၊ ၍။ အဂ္ဂိံ၊ ကိ။ ပရိစရေယျာသိ၊ လော့”။ ဣတိ ဧဝံ သို့။ အဝစ၊ ပြီ။ ယန္တုန၊ အကယ်၍။ အဟံ၊ သည်။ အဂ္ဂိံ၊ ကိ။ နိဗ္ဗတ္တေတွာ၊ ၍။ အဂ္ဂိံ၊ ကိ။ ပရိစရေယျ၊ မူကား။ (သာဓု၊ သည်။ အဿ ဝတ၊ ကား။)” ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။

အထ တသ္မိံ ကာလေ၊ အကြံဖြစ်ရာ ထိုအခါ၌။ သော ဒါရကော၊ သည်။ အရဏိသဟိကံ၊ ကိ။ ဝါသိယာ၊ ပဲခုပ်ဖြင့်။ တစ္ဆိ၊ ရှေ့ပြီ။ ကိံ၊ သို့။ မနသိ ကတွာ၊ ၍။ တစ္ဆိ၊ နည်း?။ (“အဟံ၊ သည်။) အဂ္ဂိံ၊ ကိ။ အပေဝ နာမ အဓိ ဂစ္ဆေယျံ၊ အကယ်၍ ရှငြားအံ့လည်း မသိ။ ဝါ၊ ရမူလည်း ရတန်ရာ၏”။ ဣတိ မနသိကတွာ၊ ၍။ တစ္ဆိ၊ ပြီ။ သော ဒါရကော၊ သည်။ အဂ္ဂိံ၊ ကိ။ နေဝ အဓိဂစ္ဆိ၊ မရသည်သာ။ အရဏိသဟိကံ၊ ကိ။ ဒွိဓာ၊ နှစ်စိတ် နှစ်ဖြာ။

ဖာလေသိ၊ ခွဲပြန်ပြီ။ ကိံ၊ သို့။ မနသိကတွာ၊ ရှိ။ ဖာလေသိ၊ နည်း?။ အဟံ၊ သည်။ အဂ္ဂိံ၊ ကိံ။ အပေဝ နာမ အဓိဂစ္ဆေယျံ၊ မသိ”။ ဣတိ မနသိကတွာ၊ ရှိ။ ဖာလေသိ၊ ပြန်ပြီ။ သော ဒါရကော၊ သည်။ အဂ္ဂိံ၊ ကိံ။ နေဝ အဓိဂစ္ဆိံ၊ သည်သာ။ [ဤကဲ့သို့ချည်း နောက်နောက်သော ဝါကျများကိုလည်း ဖော်၍ ယောဇနာရမည်။]။ ပ။ တိဓာ၊ သုံးစိတ်သုံးဖြာ။ ဖာလေသိ၊ ပြန်ပြီ။ ပ။ စတုဓာ၊ လေးစိတ်လေးဖြာ။ ဖာလေသိ၊ ခွဲပြန်ပြီ။ ပ။ ပဉ္စဓာ၊ ငါးစိတ် ငါးဖြာ။ ဖာလေသိ၊ ပြန်ပြီ။ ပ။ ဒသဓာ၊ ဆယ်စိတ် ဆယ်ဖြာ။ ဖာလေသိ၊ ပြန်ပြီ။ ပ။ သတဓာ၊ အစိတ်တရာ။ ဖာလေသိ၊ ပြန်ပြီ။ ပ။ သကလိကံ သကလိကံ၊ အစိတ် အစိတ်။ အကသိ၊ ပြုပြန်ပြီ။ ပ။ သကလိကံ သကလိကံ၊ အစိတ်အစိတ်။ ကာရေတွာ၊ ပြုပြီး၍။ ဥဒုက္ခလေ၊ ဆုံငယ်၌။ ကောဇ္ဇေသိ၊ ထောင်းပြန်ပြီ။ ပ။ ဥဒုက္ခလေ၊ ၌။ ကောဇ္ဇေတွာ၊ ရှိ။ မဟာဝါတေ၊ ကြီးစွာသောလေ၌။ သြဖုနိ၊ လွင့်ပြန်ပြီ။ ကိံ၊ သို့။ မနသိကတွာ၊ ရှိ။ သြဖုနိ၊ သနည်း?။ (အဟံ၊ သည်။) အဂ္ဂိံ၊ ကိံ။ အပေဝ နာမ အဓိဂစ္ဆေယျံ၊ မသိ”။ ဣတိ မနသိကတွာ၊ ရှိ။ သြဖုနိ၊ ပြန်ပြီ။ သော ဒါရကော၊ သည်။ အဂ္ဂိံ၊ ကိံ။ နေဝ အဓိဂစ္ဆိံ၊ သည်သာ။

အထ ပစ္ဆာ၊ ဇနပုဒ်သို့ သွားပြီးရာကာလမှ နောက်၌။ အဂ္ဂိကော၊ သော။ သော ဇဋိလော၊ သည်။ ဇနပဒေ၊ ၌။ တံ ကရဏိယံ၊ ထိုပြုအပ် ပြုသင့် ပြုထိုက်သောကိစ္စကို။ တိရေတွာ၊ ပြီးဆုံးစေပြီး၍။ ယေန ဌာနေန၊ ၌။ သကော၊ မိမိဥစ္စာဖြစ်သော။ အဿမော၊ သင်္ခမ်းကျောင်းသည်။ (အတ္ထိံ၊ ၏။) တေန ဌာနေန၊ သို့။ ဥပသကံမိ၊ ၏။ ဥပသကံမိတွာ၊ ပြီး၍။ တံ ဒါရကံ၊ ကိံ။ ဧတံ ဝစနံ၊ ကိံ။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ “တာတ၊ သား။ ကစ္စိ၊ အသို့နည်း။ တေ၊ ၏။ အဂ္ဂိ၊ သည်။ န နိဗ္ဗုတော၊ မငြိမ်းပဲ ရှိပါ၏လော”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ “တာတ၊ ဘခင်။ ဣဓ ဣမသို့” ဌာနေ၊ ဤအရပ်၌။ မေ၊ သည်။ ခိဉ္စာပသုတဿ၊ စဉ်။ အဂ္ဂိ၊ သည်။ နိဗ္ဗာယံ၊ ပါပြီ။ တဿ မေ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပါပြီ။ ကိံ၊ သည်။ အဟောသိ၊ နည်း?။ ပိတာ၊ သည်။ မံ၊ ကိံ။ ဧဝံ၊ သို့။ အဝစ၊ ပြီ။ ကိံ၊ သို့။ အဝစ၊ နည်း?။ တာတ၊ သား။ (တံ၊ သည်။) အဂ္ဂိံ၊ ကိံ။ ပရိဝရေယျာသိ၊ လော့။ တာတ၊ သား။ တေ၊ ၏။ အဂ္ဂိ၊ သည်။ မာ စ နိဗ္ဗာယံ၊ လင့်။ တေ၊ ၏။ အဂ္ဂိ၊ သည်။ သစေ စ နိဗ္ဗာယေယျ၊ ငြားအံ့။ ဧဝံသတိ၊ သော်။ အယံ၊ ကား။ ဝါသိ၊ တည်း။ ဣမာနိ၊ ဤသည်တို့ကား။ ကဋ္ဌာနိ၊ တို့တည်း။ ဣဒံ၊ ကား။ အရဏိသဟိတံ၊ တည်း။ (တံ၊ သည်။) အဂ္ဂိံ၊ ကိံ။ နိဗ္ဗုတ္တေတွာ၊ ရှိ။ အဂ္ဂိံ၊ ကိံ။ ပရိဝရေယျာသိ၊ လော့။ ဣတိ ဧဝံ၊ သို့။ အဝစ၊ ပြီ။ အဟံ၊ သည်။ အဂ္ဂိံ၊ ကိံ။ နိဗ္ဗုတ္တေတွာ၊ ရှိ။ အဂ္ဂိံ၊ ကိံ။ ပရိဝရေယျံ။ မူကား။

ယန္နုနု။ စွာ။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပါပြီ။ တာတံ၊
 ဘခင်။ အထ တသ္မိံ ကာလေ၊ အကြံဖြစ်ရာ ထိုအခါ၌။ အဟံ၊ သည်။ အရ-
 ဏိသဟိတံ၊ ကို။ ဝါသိယာ၊ ဖြင့်။ တစ္ဆိံ ၊ ရွေ့ပါပြီ။ ကိံ ၊ သို့။ မနသိကတွာ၊
 ၍။ တစ္ဆိံ ၊ နည်း?။ အဟံ၊ သည်။ အဂ္ဂိံ ၊ ကို။ အပေဝ နာမ အဓိဂစ္ဆေယျံ၊
 မသိ။ ဣတိ မနသိကတွာ၊ ၍။ တစ္ဆိံ ၊ ပါပြီ။ အဟံ၊ သည်။ အဂ္ဂိံ ၊ ကို။
 နေဝ အဓိဂစ္ဆိံ ၊ မရပါသည်သာ။ အရဏိသဟိတံ၊ ကို။ ဒွိဓာ၊ ဖြာ။
 ဖာလေသိံ ၊ ခွဲပြန်ပါပြီ။ပ။ တိဓာ၊ ဖြာ။ ဖာလေသိံ ၊ ပါပြီ။ပ။ စတုဓာ၊
 ဖြာ။ ဖာလေသိံ ၊ ပြန်ပါပြီ။ပ။ ပဉ္စဓာ၊ ဖြာ။ ဖာလေသိံ ၊ ပြန်ပါပြီ။ပ။
 ဒသဓာ၊ ဖြာ။ ဖာလေသိံ ၊ ပြန်ပါပြီ။ပ။ သတဓာ၊ အစိတ်တရာ။ ဖာလေသိံ ၊
 ပြန်ပါပြီ။ပ။ သကလိကံ သကလိကံ၊ အစိတ်။ အကာသိံ ၊ ပြန်ပါပြီ။ပ။ သက-
 လိကံ သကလိကံ၊ အစိတ်။ ကာရေတွာ၊ ၍။ ဥဒုက္ခလေ၊ ၍။ ကောဇ္ဇေသိံ ၊
 ပြန်ပါပြီ။ ဥဒုက္ခလေ၊ ၍။ ကောဇ္ဇေတွာ၊ ၍။ မဟာဝါတေ၊ ၍။ သြဖုနိံ ၊ ပြန်ပါ
 ပြီ။ ကိံ ၊ သို့။ မနသိကတွာ၊ ၍။ သြဖုနိံ ၊ နည်း?။ (အဟံ၊ သည်။) အဂ္ဂိံ ၊
 ကို။ အပေဝ နာမ အဓိဂစ္ဆေယျံ၊ မသိ။ ဣတိ မနသိကတွာ၊ ၍။ သြဖုနိံ ၊
 ပြန်ပါပြီ။ အဟံ၊ သည်။ အဂ္ဂိံ ၊ ကို။ နေဝ အဓိဂစ္ဆိံ ၊ ပါသည်သာ။ ဣတိ၊
 သို့။ အဝေါစ၊ ပြီ။

အထ တသ္မိံ ကာလေ၊ ပြောဆိုရာ ထိုအခါ၌။ အဂ္ဂိကဿ၊ သော။ တဿ
 ဇဋ္ဌိလဿ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ ၊ သည်။
 အဟောသိ၊ နည်း?။ “အဟံ ဒါရကော၊ သည်။ ယာဝ၊ အလွန်အကဲ။
 ဗာလော၊ မိုက်ခဲ၏။ အဗျတ္တော၊ ထင်စွာပြုတတ်သော ဉာဏ်ပညာ မရှိခဲ။
 ကထဉ္စိ၊ အဘယ်အကြောင်းကြောင့်။ အယောနိသော၊ အလိုရှိအပ်တောင့်တ
 အပ်သော မီးကို ရခြင်း၏ အကြောင်းမဟုတ်သော အားဖြင့်။ အဂ္ဂိံ ၊ ကို။
 ဂဝေသိယတိ နာမ၊ ရှာမိုးရတုံဘိသနည်း?”။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ သည်။
 အဟောသိ၊ ပြီ။ (ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ပြီး၍။) တဿ ဒါရကဿ၊
 သည်။ ပေက္ခမာနဿ၊ ကြည့်ရှုစဉ်၊ အရဏိသဟိတံ၊ ကို။ ဂဟေတွာ၊ ၍။
 အဂ္ဂိံ ၊ ကို။ နိဗ္ဗတ္တေတွာ၊ ၍။ တံ ဒါရကံ၊ ကို။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊
 ပြီ။ ကိံ ၊ သို့။ အဝေါစ၊ နည်း?။ “တာတ၊ သား။ ဧဝံ ခေါ၊ ဤသို့သာ။
 အဂ္ဂိံ ၊ ကို။ နိဗ္ဗတ္တေတဗ္ဗော၊ ဖြစ်စေအပ်၏။ ဗာလော၊ မိုက်သော။ အဗျတ္တော၊
 ထင်စွာပြုတတ်သော ဉာဏ်ပညာ မရှိသော။ တံ၊ သည်။ အယောနိသော၊
 အလိုရှိအပ်တောင့်တအပ်သော မီးကို ရခြင်း၏ အကြောင်းမဟုတ်သောအား
 ဖြင့်။ အဂ္ဂိံ ၊ ကို။ ဂဝေသိယံ ယထာ၊ ရှာမိုးသကဲ့သို့။ (တထာ၊ တူ။) နတ္တေဝ
 ဂဝေသိတဗ္ဗော၊ မရှာမိုးအပ်-မရှာမိုးသင့်-မရှာမိုးထိုက်သည်သာ။ ဣတိ၊ သို့။
 အဝေါစ၊ ပြီ။ ရာဇည၊ ည။ ဝေမေဒ ဇေ၊ တူသာလျှင်။ ဗာလော၊ သော။



အဗျတ္တော၊ သော။ တံ သည်။ အယောနိသော။ အလိဂ္ဂိအပ်၊ တောင့်တအပ်
 သော တမလ္လန္တလောကကို တွေ့မြင်ရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့်။
 ပရလောကံ၊ ကိ။ ဂဝေသိဿသိ၊ ရှာမှီးတုံဘိ၏။ ရာဇည၊ ည။ (တံ၊ သည်။)
 ပါပကံ၊ ယုတ်မာသော။ ဧတံ ဒိဋ္ဌိဂတံ၊ ဤ မိစ္ဆာအယူကို။ ပဋိနိဿဇ္ဇ၊ စွန့်လွှတ်
 လော့။ ရာဇည၊ ည။ (တံ၊ သည်။) ပါပကံ၊ သော။ ဧတံ ဒိဋ္ဌိဂတံ၊ ကိ။
 ပဋိနိဿဇ္ဇ၊ လော့။ ဧတ၊ အား။ ဒီဿရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။
 အဟိတာယ၊ စီးပွားမဲ့ကို ပြုခြင်းငှါလည်းကောင်း။ ဒုက္ခာယ၊ ဆင်းရဲကို ပြုခြင်း
 ငှါလည်းကောင်း။ မာ အဟောသိ၊ မဖြစ်စေလင့်။ ဣတိ၊ သို့။ အဝေါစ၊
 အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

၄၂၉။ “ဘဝံ ကုမာရကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိဉ္ဇာပိ အာဟ၊
 ပါပေ၏။ အထ ခေါ၊ သော်လည်း။ အဟံ၊ သည်။ ပါပကံ၊ သော။ ဣဒံ ဒိဋ္ဌိ-
 ဂတံ၊ ကိ။ ပဋိနိဿဇ္ဇိတံ၊ စွန့်လွှတ်ခြင်းငှါ။ နေဝ သက္ကောခိ၊ မစွမ်းနိုင်ပါ
 သည်သာ။ ပသေနဒိ၊ ပသေနဒိအမည်ရှိသော။ ကောသလော၊ ကောသလ
 တိုင်းကို အစိုးရသော။ ရာဇာပိ၊ မင်းသည်လည်း။ မံ၊ အကျွန်ုပ်ကို။ ဇာနာတိ၊
 သိပါ၏။ တိရောရာဇာနောပိ၊ တပါးသော တိုင်း၌ နေကြကုန်သော မင်းတို့
 သည်လည်း။ ဇာနန္တိ၊ ပါကုန်၏။ ကိံ၊ သို့။ ဇာနန္တိ၊ ကုန်သနည်း?။ “ပါယာ-
 သိ၊ သော။ ရာဇညော၊ သည်။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊
 သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊
 ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊
 သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံဝါဒိ၊ ဤသို့ ပြောဆိုလေ့ရှိ၏။ ဣတိ ဧဝံဒိဋ္ဌိ၊
 ဤသို့သော အယူရှိခဲ့၏”။ ဣတိ၊ သို့။ ဇာနန္တိ၊ ပါကုန်၏။ ဘော ကဿပပ။
 အဟံ၊ သည်။ ပါပကံ၊ သော။ ဣဒံ ဒိဋ္ဌိဂတံ၊ ကိ။ သစေ ပဋိနိဿဇ္ဇိဿာမိ၊
 အကယ်၍ စွန့်လွှတ်အံ့။ ဧဝံ ပဋိနိဿဇ္ဇန္တေ၊ သော်။ အည၊ တပါးကုန်သော။
 မနုဿာ၊ လူတို့သည်။ (ထည့်စပ်သည်။) မေ၊ ကိ။ ဝတ္တာရော၊ ကဲ့ရဲ့ပြစ်တင်
 ပြောဆိုကြကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ပါကုန်လိမ့်လတ္တံ့။ ကိံ၊ သို့။ ဝတ္တာရော၊
 ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လိမ့်လတ္တံ့ နည်း?။ “ပါယာသိ၊ သော။ ရာဇညော၊
 သည်။ ယာဝ၊ အလွန်အကဲ။ ဗာလော၊ ၏။ အဗျတ္တော၊ ခဲ့။ ဒုဂ္ဂဟိတဂါဟိ၊
 မကောင်းသဖြင့် ယူအပ်သောအယူကို ယူလေ့ရှိ၏”။ ဣတိ၊ သို့။ ဝတ္တာရော၊
 ကုန်သည်။ ဘဝိဿန္တိ၊ ပါကုန်လိမ့်လတ္တံ့။ (အဟံ၊ သည်။) နံ ဒိဋ္ဌိဂတံ၊ ကိ။
 ကောပေနပိ၊ ကဲ့ရဲ့ပြစ်တင် ပြောဆိုတတ်သော ပုဂ္ဂိုလ်တို့၌ ဖြစ်သော အမျက်
 ထွက်ခြင်းဖြင့်လည်း။ ဟရိဿာမိ၊ ဆောင်ရပါလိမ့်အံ့။ ဝါ၊ ဆောင်၍ လှည့်လည်
 ရပါလိမ့်အံ့။ နံ ဒိဋ္ဌိဂတံ၊ ကိ။ မက္ခေနပိ၊ သင်ပြောဆိုအပ်သော သင့်မြတ်
 သောအကြောင်းကို ခြေဖျက်ခြင်း လက္ခဏာရှိသော ဒေါသဖြင့်လည်း။ ဟရိ-

သာမိ၊ ပါလိမ့်အံ့။ နံ ဒိဋ္ဌိဂတံ၊ ကိံ။ ပလာသေနပိ၊ ဂုဏ်တူဖြစ်လိုသည်၏အဖြစ်
 ဖြင့် အပြားအားဖြင့် အလိုရှိတတ်သော အကုသိုလ်စိတ္တုပ္ပါဒ်ဖြင့်လည်း။ ဝါ၊
 အဖျင်းမတတ်သော အကုသိုလ်စိတ္တုပ္ပါဒ်ဖြင့်လည်း။ ဝါ၊ ဂုဏ်ပြိုင်လိုသော
 အကုသိုလ်စိတ္တုပ္ပါဒ်ဖြင့်လည်း။ ဟရိသာမိ၊ ဆောင်ရပါလိမ့်အံ့။ ဝါ၊ ဆောင်၍
 လှည့်လည်ရပါလိမ့်အံ့။ ဣတိ၊ သို့။ အဝေါ၊ ပါယာသိရာဇညက
 နေလျှောက်ပြန်ပြီ။

(၁၁) ဒွေသတ္တဝါဟဥပမာ

၄၁၀။ “ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တနော၊
 ၎င်း။ ဒိဋ္ဌိံ၊ ကိံ။ န ပဋိနိဿဇ္ဇသိ၊ သေးခဲ့။) တေန ဟိ ကာရဏေန၊ ကြောင့်
 သာလျှင်။ အဟံ၊ သည်။) တေ၊ အား။ ဥပမံ၊ ကိံ။ ကရိသာမိ၊ ပေအံ့။
 ဣဓ ဣမသ္မိံ လောကေ၊ ဌ။ ဥပမာယ၊ ဖြင့်။ ဝိည၊ ကုန်သော။ ပုရိသာ၊
 တို့သည်။ ဘာသိတဿ၊ သော။ (ဝစနဿ၊ ၎င်း။) အတ္တံ၊ ကိံ။ အာဇာနန္တိ၊
 ကုန်၏။ ရာဇည၊ ည။ ဘူတပုဗ္ဗံ၊ ဌ။ မဟာ၊ များစွာသော။ သကဋသတ္တော၊
 လှည်းကုန်သည်အပေါင်းသည်။ (သာမညကတ္တား။) သကဋသဟဿံ၊ လှည်းတို့
 ၎င်း တထောင်သည်။ (ဝိသေသကတ္တား။) ပုရတ္ထိမာ၊ အရှေ့ဖြစ်သော။ ဇန-
 ပဒါ၊ ဇနပုဒ်မှ။ ပစ္ဆိမံ၊ အနောက်ဖြစ်သော။ ဇနပဒံ၊ သို့။ အဂမာသိ၊
 သွားပြီ။ သော သကဋသတ္တော၊ ထိုလှည်းကုန်သည်အပေါင်းသည်။ ယေန
 ယေန ဒိသာဘာဂေန၊ အကြင်အကြင် အရပ်မျက်နှာအဘို့ဖြင့်။ ဝါ၊ သို့။

[ဤ၌ ယေန ဂစ္ဆိ ဟု ပါဠိတော် မှုအစောင်စောင်တွင် ရှိကြသည်။
 ယေန ယေန ဂစ္ဆိ ရှိမှ ရှေ့နောက် နှစ်ရပ် ညီညွတ်မည်။]

တနည်း။ ယေန ယေန ဌာနေန၊ အကြင်အကြင် အရပ်သို့။ ဂစ္ဆိ၊ သွားပြီ။
 (တသ္မိံ တသ္မိံ ဒိသာဘာဂေ၊ ထိုထိုအရပ်မျက်နှာ အဘို့၌။ တနည်း။ တသ္မိံ
 တသ္မိံ ဌာနေ၊ ထိုထိုအရပ်၌။) ခိပ္ပယေဝ၊ လျင်စွာသာလျှင်။ တိဏကဋ္ဌော-
 ဒကံ၊ မြက်၊ ထင်း၊ ရေသည်လည်းကောင်း။ ဟရိတကပဏ္ဏံ၊ စိမ်းစိုသော သစ်
 ရွက်သည်လည်းကောင်း။ ပရိယာဒိယတိ၊ ကုန်ခန်း၏။ တသ္မိံ ခေါ ပန
 သတ္ထေ၊ ထိုလှည်းကုန်သည်အပေါင်း၌။ ပဉ္စန္ဒံ သကဋသတာနံ၊ ငါးရာသော
 လှည်းတို့၏။ ဧကော၊ တယောက်သော။ (သတ္တဝါဟော၊ လှည်းမှူးလည်း
 ကောင်း။) ပဉ္စန္ဒံ သကဋသတာနံ၊ တို့၏။ ဧကော၊ သော။ (သတ္တဝါဟော၊
 လှည်းကောင်း။ ဣတိ၊ သို့။) ဒွေ၊ ကုန်သော။ သတ္တဝါဟာ။ လှည်းမှူးတို့
 သည်။ အးဟသံ၊ ရှိကုန်ပြီ။

အထ တသ္မိံ ကာလေ၊ ကုန်ရောင်း၊ ကုန်ဝယ် သွားကြရာ ထိုအခါ၌။
 တေသံ သတ္တဝါဟာနံ၊ တို့အား။ တေံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။
 ကိံ၊ သည်။ အဟောသိ၊ နည်း?။ “အယ် သကဋသတ္တော၊ ဤလှည်းကုန်
 သည် အပေါင်းသည်။ မဟာ၊ များလှ၏။ သကဋသဟယ်၊ လှည်းတို့၏ တ
 ထောင်ပေတည်း။ တေ မယ်၊ တို့သည်။ ယေန ယေန ဒိသာဘာဂေန၊ ဖြင့်။
 ဝါ၊ သို့။ ဂစ္ဆာမ၊ ကုန်၏။ (တသ္မိံ တသ္မိံ ဒိသာဘာဂေ ၌။) တနည်း။ ယေန
 ယေန ဌာနေန၊ သို့။ ဂစ္ဆာမ၊ ကုန်၏။ (တသ္မိံ တသ္မိံ ဌာနေ၊ ၌။) ခိပ္ပမေစ၊
 သာလျှင်။ တိဏကဋ္ဌောဒကံ၊ သည်လည်းကောင်း။ ဟရိတကပဏ္ဏံ၊ သည်လည်း
 ကောင်း။ ပရိယာဒိယတိ၊ ကုန်ခန်း၏။ မယ်၊ တို့သည်။ ဣမံ သတ္တံ၊ ဤကုန်
 သည်အပေါင်းကို။ ဧကတော၊ တဘက်မှ။ ဝါ၊ ၌။ ပဉ္စသကဋာနိ၊ ငါးရာသော
 လှည်းတို့ကို။ ဝိဘဇေယျာမ၊ ဝေဖန်ကြပါကုန်မှုကား။ ဧကတော၊ မှ။ ဝါ၊ ၌။
 ပဉ္စသကဋသတာနိ၊ တို့ကို။ ဝိဘဇေယျာမ၊ ကုန်မှုကား။ (ဣတိ၊ သို့။) ဒွိဓာ၊
 နှစ်စိတ်နှစ်ဖြာ။ ဝိဘဇေယျာမ၊ ပါကုန်မှုကား။ ယန္တုန၊ စွဲ”။ ဣတိ တေံ ပရိ-
 ဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ (ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊ ကုန်ပြီး၍။)
 တေ သတ္တဝါဟာ၊ တို့သည်။ တံ သတ္တံ၊ ထို လှည်းကုန်သည်အပေါင်းကို။ ဧက-
 တော၊ မှ။ ဝါ၊ ၌။ ပဉ္စသကဋသတာနိ၊ တို့ကို။ ဝိဘဇိ၊ ဝေဖန်ပြီ။ ဧကတော၊
 မှ။ ဝါ၊ ၌။ ပဉ္စသကဋသတာနိ၊ တို့ကို။ ဝိဘဇိ၊ ပြီ။ (ဣတိ၊ သို့။) ဒွိဓာ၊ နှစ်စိတ်
 နှစ်ဖြာ။ ဝိဘဇေသံ၊ ကုန်ပြီ။ ဧကော၊ သော။ သတ္တဝါဟော၊ သည်။ ဗဟံ၊
 များစွာသော။ တိဏဉ္စ၊ မြက်ကိုလည်းကောင်း။ ကဋ္ဌဉ္စ၊ ထင်းကိုလည်းကောင်း။
 ဉဒကဉ္စ၊ ရေကိုလည်းကောင်း။ အာရောပေတွာ၊ တင်၍။ သတ္တံ၊ လှည်းကုန်
 သည်အပေါင်းကို။ ပယာပေသိ၊ သွားစေပြီ။

ဒွိဟတိဟံ၊ နှစ်ရက်၊ သုံးရက်ပတ်လုံး။ ပယာတော၊ သွားပြီးသော။ သော
 သတ္တော၊ ထိုလှည်းကုန်သည်သည်။ သန္နဒ္ဒကလာပံ၊ ဖွဲ့စည်းအပ်ပြီးသော လေး
 တောင့် ရှိသည်ဖြစ်၍။ [ဤပါဌ်သာ အဋ္ဌကထာ၊ ဋီကာများနှင့် ညီညွတ်သည်။]
 ကုမုဒမာလိံ၊ ကုမုဒြာကြာရှိသည်ဖြစ်၍။ ဝါ၊ ကြာဖြူပန်းရှိသည်ဖြစ်၍။ ဝါ၊
 ကြာဖြူပန်းကို ပန်ဆင်သည်ဖြစ်၍။ အလ္လဝတ္ထံ၊ စိုစွတ်သော အဝတ်ရှိသည်ဖြစ်၍။
 အလ္လကေသံ၊ စိုစွတ်သောဆံရှိသည်ဖြစ်၍။ ကဒ္ဒမမက္ခိတေဟိ၊ ညွှန်တို့သည် လိမ်း
 ကျအပ်ကုန်သော။ စက္ကေဟိ၊ စက်ဘီးတို့ဖြင့်။ ဘဒြေန၊ ကောင်းသော။ ရထေန၊
 ရထားဖြင့်။ ပဋိပထံ၊ ရှေးရှုဖြစ်သော ခရီးသို့။ ဝါ၊ ခရီးရင်ဆိုင်။ အာဂစ္ဆန္တံ၊
 လာသော။ ကာဠံ၊ မည်းနက်သော။ လောဟိတက္ကံ၊ နီမြန်းသော မျက်စိရှိသော။
 ပုရိသံ၊ ကို။ အဒ္ဓသ၊ တွေ့မြင်ရပြီ။ သန္နဒ္ဒကလာပံ၊ ၍။ ကုမုဒမာလိံ၊ ၍။
 အလ္လဝတ္ထံ၊ ၍။ အလ္လကေသံ၊ ၍။ ကဒ္ဒမမက္ခိတေဟိ၊ ကုန်သော။ စက္ကေဟိ၊
 တို့ဖြင့်။ ဘဒြေန၊ သော။ ရထေန၊ ဖြင့်။ ပဋိပထံ၊ သို့။ အာဂစ္ဆန္တံ၊ သော။

၉၆

ကောဠိ၊ သော။ လောဟိတက္ခိ၊ သော။ ပုရိသံ၊ ကိ။ (လိက်စပ်သည်။) ဒိဿာ၊ မြင်၍။ တေ ဝစနံ၊ ကိ။ အဝေါစ၊ ပြီ။ ကိံ၊ သိ။ အဝေါစ၊ နည်း?။ “ဘော၊ အရှင်၊ (တံ၊ သည်။) ကုတော၊ အဘယ်အရပ်မှ။ အာဂစ္ဆသိ၊ လာခဲ့ပါသနည်း”။ ဣတိ၊ သိ။ အဝေါစ၊ လှည်းမှူးက ပြောဆိုပြီ။

“ (အဟံ၊ သည်။) အမုကမ္ပာ၊ ထိုအမည်ရှိသော။ ဇနပဒါ၊ ဇနပုဒ်မှ။ အာဂစ္ဆာမိ၊ လာခဲ့ပါ၏။ ဣတိ၊ သိ။ အဝေါစ၊ ခရီးသွားယောက်ျားက ပြောဆိုပြီ။ “ (တံ၊ သည်။) ကုဟိံ၊ အဘယ်အရပ်သို့။ ဂမိဿသိ၊ သွားမည်လို့ပါနည်း”။ ဣတိ၊ ဤသို့။ အဝေါစ၊ လှည်းမှူးက ပြောဆိုပြန်ပြီ။ “ (အဟံ၊ သည်။) အမုကံ နာမ၊ ထိုအမည်ရှိသော။ ဇနပဒါ၊ ဇနပုဒ်သို့။ (ဂမိဿာမိ၊ သွားမည်လို့ပါ။) ဣတိ၊ သိ။ အဝေါစ၊ ခရီးသွားယောက်ျားက ပြောဆိုပြန်ပြီ။ “ဘော၊ အရှင်။ ကစ္စိ၊ အသို့နည်း။ ပုရတော၊ ရှေး၌။ ဝါ၊ ရှေးဖြစ်သော။ ကန္တာရေ၊ ခရီးခံ၌။ မဟာမေသော၊ ကြီးစွာသောမိုးသည်။ အဘိပ္ပဝုဠော၊ ရွာသွန်းပါ၏လော”။ ဣတိ၊ သိ။ အဝေါစ၊ လှည်းမှူးက ပြောဆိုပြန်ပြီ။ “ဘော၊ အရှင်။ ပုရတော၊ ၌။ ဝါ၊ သော။ ကန္တာရေ ၌။ မဟာမေသော၊ သည်။ ဧဝံ အဘိပ္ပဝုဠော၊ ဤသို့ ရွာသွန်းသည် မှန်ပါ၏။ ဝဇ္ဈမာနိ၊ သွားရာလမ်းများ၊ ချောက်ကြားအရပ်တို့ သည်။ အာသိတ္တောဒကာနိ၊ သွန်းလောင်းအပ်ပြီးသော ရေရှိပါကုန်၏။ တိဏဉ္စ၊ မြက်သည်လည်းကောင်း။ ကဋ္ဌဉ္စ၊ ထင်းသည်လည်းကောင်း။ ဥဒကဉ္စ၊ ရေသည်လည်းကောင်း။ ဗဟု၊ များလှပါ၏။ ဘော၊ တို့။ (တုမေ၊ တို့သည်။) ပုရာဏာနိ၊ အဟောင်းဖြစ်ကုန်သော။ တိဏာနိ၊ တို့ကိုလည်းကောင်း။ ကဋ္ဌာနိ၊ တို့ကိုလည်းကောင်း။ ဥဒကာနိ၊ တို့ကိုလည်းကောင်း။ ဆဇ္ဈထ၊ စွန့်ထားခဲ့ကြကုန်လော့။ (တုမေ၊ တို့သည်။) လဟုတာရေဟိ၊ ပေါ့သောဝန်ရှိကုန်သော။ သကဇ္ဈဟိ၊ လှည်းတို့ဖြင့်။ သိဃံ သိဃံ၊ လျင်မြန်စွာ လျင်မြန်စွာ။ ဂစ္ဆထ၊ သွားကြပါကုန်လော့။ (တုမေ၊ တို့သည်။) ယောဂ္ဂိနိ၊ ယာဉ်၌ က-အပ်ကုန်သော နွားလားတို့ကို။ မာ ကိလမိတ္ထ၊ မပင်ပန်းစေကြပါကုန်လင့်”။ ဣတိ၊ သိ။ အဝေါစ၊ ခရီးသွားယောက်ျားက ပြောဆိုပြန်ပြီ။

အထ တသ္မိံ ကာလေ၊ ခရီးသွားယောက်ျားက ပြောဆိုရာ ထိုအခါ၌။ သော သတ္တဝါဟော၊ သည်။ သတ္တိကေ၊ လှည်းကုန်သည်အပေါင်းတို့ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သိ။ အာမန္တေသိ၊ နည်း?။ “ဘော၊ အမောင်တို့။ အယ် ပုရိသော၊ သည်။ ဧဝံ၊ သိ။ အာဟ၊ ပြီ။ ကိံ၊ သိ။ အာဟ၊ နည်း?။ ‘ပုရတော၊ ၌။ ဝါ၊ သော။ ကန္တာရေ၊ မဟာမေသော၊ သည်။ အဘိပ္ပဝုဠော၊ ပြီ။ ဝဇ္ဈမာနိ၊ တို့သည်။ အာသိတ္တောဒကာနိ၊ ကုန်၏။ တိဏဉ္စ၊ သည်လည်းကောင်း။ ကဋ္ဌဉ္စ၊ သည်လည်းကောင်း။ ဥဒကဉ္စ၊ သည်လည်းကောင်း။ ဗဟု၊ ပေ၏။ ဘော၊ တို့။ (တုမေ၊ တို့သည်။) ပုရာဏာနိ၊ ကုန်သော။ တိဏာနိ၊ တို့ကို

လည်းကောင်း။ ဥဒကာနိ၊ တို့ကိုလည်းကောင်း။ ဆဇ္ဇေထ၊ ကုန်လော့။ (တုမေ၊ တို့သည်။) လဟုဘာရေဟိ၊ ကုန်သော။ သကဇ္ဇေဟိ၊ တို့ဖြင့်။ သိသံ သိသံ၊ စွာ။ ဂစ္ဆထ၊ ပါကုန်လော့။ (တုမေ၊ တို့သည်။) ယောဂ္ဂါနိ၊ တို့ကို။ မာ ကိလမိတ္တ၊ ပါကုန်စေလင့်။ ဣတိ ဝေံ သို့။ အာဟ၊ ပြီ။ ဘော၊ အမောင်တို့။ (တုမေ၊ တို့သည်။) ပုရာဏာနိ၊ ကုန်သော။ တိဏာနိ၊ တို့ကိုလည်းကောင်း။ ကဋ္ဌာနိ၊ တို့ကိုလည်းကောင်း။ ဥဒကာနိ၊ တို့ကိုလည်းကောင်း။ ဆဇ္ဇေထ၊ ကုန်လော့။ (တုမေ၊ တို့သည်။) လဟုဘာရေဟိ၊ ကုန်သော။ သကဇ္ဇေဟိ၊ တို့ဖြင့်။ သတ္တံ၊ လည်းကို။ ပယာပေထ၊ သွားစေကြကုန်လော့။ ဝါ၊ မောင်းနှင့် ကုန်လော့။ ဣတိ သို့။ အာမန္တေသိ၊ ပြီ။

တေ သတ္တိကာ၊ ထိုလည်းကုန်သည် အပေါင်းတို့သည်။ “ဘော၊ အရှင်။ ဝေံ၊ ကောင်းလှပါပြီ”။ ဣတိ ခေါ၊ ဤသို့သာလျှင်။ တဿ သတ္တဝါဟဿ၊ အား။ ပဋိဿုတု၊ ကုန်၍။ ပုရာဏာနိ၊ ကုန်သော။ တိဏာနိ၊ တို့ကိုလည်းကောင်း။ ကဋ္ဌာနိ၊ တို့ကိုလည်းကောင်း။ ဥဒကာနိ၊ တို့ကိုလည်းကောင်း။ ဆဇ္ဇေတု၊ ကုန်၍။ လဟုဘာရေဟိ၊ ကုန်သော။ သကဇ္ဇေဟိ၊ တို့ဖြင့်။ သတ္တံ၊ ကို။ ပယာပေသု၊ ကုန်ပြီ။ တေ သတ္တိကာ၊ တို့သည်။ ပဌမေ ရှေးဦးစွာသော။ သတ္တဝါသေပိ၊ လည်းကုန်သည်အပေါင်း၏ နေရာအရပ်၌လည်း။ ဝါ၊ လည်းဝိုင်း ချရာ နေရာအရပ်၌လည်း။ တိဏံ ဝါ၊ ကိုသော်လည်းကောင်း။ ကဋ္ဌံ ဝါ၊ ကိုသော်လည်းကောင်း။ ဥဒကံ ဝါ၊ ကိုသော်လည်းကောင်း။ န အဒ္ဓသံသု၊ မတွေ့မြင်ကြရကုန်။ ဒုတိယေ၊ နှစ်ခုတို့၏ဖြစ်ကြရာဖြစ်သော။ သတ္တဝါသေပိ၊ ၌လည်း။ တိဏံ ဝါ၊ ကိုသော်လည်းကောင်း။ ကဋ္ဌံ ဝါ၊ ကိုသော်လည်းကောင်း။ ဥဒကံ ဝါ၊ ကိုသော်လည်းကောင်း။ န အဒ္ဓသံသု၊ ကုန်။

(နောက်နောက် ဝါကျပေယျာလများကိုလည်း ဤကဲ့သို့ချည်း ဖော်၍ ယောဇနာပါ။)

တတိယေ၊ သော။ သတ္တဝါသေပိ၊ ၌လည်း။ ပ။ စတုတ္ထေ၊ သော။ သတ္တဝါ- သေပိ၊ ၌လည်း။ ပ။ ပဉ္စမေ၊ သော။ သတ္တဝါသေပိ၊ ၌လည်း။ ပ။ ဆဋ္ဌေ၊ သော။ သတ္တဝါသေပိ၊ ၌လည်း။ ပ။ သတ္တမေ၊ သော။ သတ္တဝါသေပိ၊ ၌လည်း။ တိဏံ ဝါ၊ ကိုသော်လည်းကောင်း။ ကဋ္ဌံ ဝါ၊ ကိုသော်လည်းကောင်း။ ဥဒကံ ဝါ၊ ကိုသော်လည်းကောင်း။ န အဒ္ဓသံသု၊ ကုန်။ သဗ္ဗေ၊ တယောက်မကြွင်း ခပင်းဥဿံ အလုံး စုံသာလျှင် ဖြစ်ကုန်သော။ (သတ္တိကာ၊ တို့သည်။) အနယဗျသနံ၊ အကျိုးမဲ့ပျက်စီးခြင်းသို့။ အာပဇ္ဇိ သု၊ ရောက်ကြရကုန်ပြီ။ စ၊ သည်သာ မကသေး။ တသ္မိံ သတ္ထေ၊ ထို လည်းကုန်သည်အပေါင်း၌။ ယေ မနုဿာ ဝါ၊ အကြင် လူတို့သည်သော်လည်းကောင်း။ ယေ ပသု ဝါ၊ အကြင် နွားတို့သည်သော်လည်းကောင်း။ အဟေသု၊ ရှိကုန်ပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ မနုဿေ ဝါ၊ တို့ကိုသော်လည်း

ကောင်း။ တေ ပယူ ဝါ၊ တို့ကိုသော်လည်းကောင်း။ အမနုဿော၊ လူနှင့်တူသော။
သော ယက္ခော၊ ထိုဘီလူးသည်။ ဘက္ခေတိ၊ စား၏။ အဋ္ဌိကာနေဝ၊ အရိုး
တို့သည်သာလျှင်။ သေသာနိ၊ ကြွင်းကုန်သည်။ (ဟောန္တိ၊ ကုန်၏။)

ယဒါ၊ ချွံ။ ဒုတိယော၊ နှစ်ယောက်တို့၏ ပြည့်ကြောင်းဖြစ်သော။ သတ္တ-
ဝါဟော၊ သည်။ အညာသိ၊ သိပြီ။ ကိံ၊ သို့။ အညာသိ၊ နည်း?။ ဘော၊
တို့။ ဒါနိ၊ ချွံ။ သော သတ္ထော၊ သည်။ ဗဟုနိက္ခန္ဓော ခေါ၊ ထွက်သွား
ပြီးသော လှည်းကုန်သည်အပေါင်းအား များသော ကာလရှိခဲ့သည်သာ။ ဝါ၊
ထွက်သွားပြီးရာ အခါမှစ၍ များသောကာလရှိခဲ့သည်သာ။ ဝါ၊ ထွက်သွားပြီး
သော လှည်းကုန်သည်အပေါင်းအား ကြာမြင့်သော ကာလရှိခဲ့သည်သာ။
ဣတိ၊ သို့။ အညာသိ၊ ပြီ။ (တဒါ၊ သိရာရာ ထိုအခါ၌။) ဗဟံ၊ သော။ တိဏဉ္စ၊
ကိုလည်းကောင်း။ ကဋ္ဌဉ္စ၊ ကိုလည်းကောင်း။ အာရောပေတွာ၊ ၍။ သတ္တံ၊
ကို။ ပယာပေသိ၊ ပြီ။ ဒိဟတိဟံ၊ လုံး။ ပယာတော၊ သော။ သော သတ္ထော၊
သည်။ သန္နဒ္ဓကလာပံ၊ ၍။ ကုမုဒမာလိံ၊ ၍။ အလ္လဝတ္တံ၊ ၍။ အလ္လကေသံ၊ ၍။
ကဒ္ဓမမက္ခိတေဟိ၊ ကုန်သော။ စက္ကေဟိ၊ တို့ဖြင့်။ ဘဒြေန၊ သော။ ရထေန၊ ဖြင့်။
ပဋိပထံ၊ သို့။ အာဂစ္ဆန္တိ၊ သော။ ကာဠံ၊ သော။ လောဟိတက္ခံ၊ သော။
ပုရိသံ၊ ကို။ အဒ္ဓသာ၊ ရပြီ။ (သန္နဒ္ဓကလာပံ၊ ၍။ ကုမုဒမာလိံ၊ ၍။ အလ္လ-
ဝတ္တံ၊ ၍။ အလ္လကေသံ၊ ၍။ ကဒ္ဓမမက္ခိတေဟိ၊ ကုန်သော။ စက္ကေဟိ၊ တို့ဖြင့်။
ဘဒြေန၊ သော။ ရထေန၊ ဖြင့်။ ပဋိပထံ၊ ဆိုင်။ အာဂစ္ဆန္တိ၊ သော။ ကာဠံ၊
သော။ လောဟိတက္ခံ၊ သော။ ပုရိသံ၊ ကို။) ဒိသ္မာ၊ ၍။ ဧတံ ဝစနံ၊ ကို။
အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း?။ ဘော၊ ရှင်။ (တံ၊ သည်။)
ကုတော၊ မှ။ အာဂစ္ဆသိ၊ နည်း။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ “(အဟံ၊ သည်။)
အမုကမ္ပာ၊ သော။ ဇနပဒါ၊ မှ။ အာဂစ္ဆာမိ၊ ပါ၏။ ဣတိ၊ သို့။ အဝေါစ၊
ပြီ။ (တံ၊ သည်။) ကုဟိံ၊ သို့။ ဂမိဿသိ၊ ပါနည်း။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။

“(အဟံ၊ သည်။) အမုကံ နာမ၊ သော။ ဇနပဒံ၊ သို့။ ဂမိဿာမိ၊
လို့ပါ။” ဣတိ၊ သို့။ အဝေါစ၊ ပြီ။ “ဘော၊ အရှင်။ ကစ္စိ၊ နည်း။ ပုရတော၊
ချွံ။ ဝါ၊ သော။ ကန္တာရော၊ ချွံ။ မဟာမေသော၊ သည်။ အဘိပ္ပဝုဠော၊ ပါ၏
လော”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ “ဘော၊ ရှင်။ ပုရတော၊ ချွံ။ ဝါ၊
သော။ ကန္တာရော၊ ချွံ။ မဟာမေသော၊ သည်။ ဧဝံအဘိပ္ပဝုဠော၊ ပါ၏။ ဝဠု-
မာနိ၊ တို့သည်။ အာသိတ္ထောဒကာနိ၊ ပါကုန်၏။ တိဏဉ္စ၊ သည်လည်းကောင်း။
ကဋ္ဌဉ္စ၊ သည်လည်းကောင်း။ ဥဒကဉ္စ၊ သည်လည်းကောင်း။ ဗဟု၊ ပါ၏။ ဘော၊
တို့။ (တုမေ၊ တို့သည်။) ပုရာဏာနိ၊ ကုန်သော။ တိဏာနိ၊ တို့ကိုလည်းကောင်း။
ကဋ္ဌာနိ၊ တို့ကိုလည်းကောင်း။ ဥဒကာနိ၊ တို့ကိုလည်းကောင်း။ ဆဉ္စေထ၊ ပါကုန်
လော။ (တုမေ၊ တို့သည်။) လဟုတာရေဟိ၊ ကုန်သော။ သကဋ္ဌေဟိ၊ တို့ဖြင့်။

သိဃံ သိဃံစွာ။ ဂစ္ဆထ၊ ပါကုန်လော့။ (တုမေ၊ တို့သည်။) ယောဂ္ဂါနိ၊ တို့ကို။ မာ ကိလမိတ္ထ၊ ပါကုန်လင့်။ ဣတံ၊ သို့။ အဝေါစ၊ ပြီ။

အထ တသ္မိ* ကာလေ၊ ဌိ။ သော သတ္တဝါဟော၊ သည်။ သတ္ထိကေ၊ တို့ကို။ အာမန္တေသိ၊ ပြီ။ ကိ*၊ သို့။ အာမန္တေသိ၊ နည်း?။ “ဘော၊ တို့။ အယံ ပုရိသော၊ သည်။ ဝေံ၊ သို့။ အာဟ၊ ပြီ။ ကိ*၊ သို့။ အာဟ၊ နည်း?။ ပုရတော၊ ဌိ။ ဝါ၊ သော ကန္တာရေ၊ ဌိ။ မဟာမေသော၊ သည်။ အဘိပ္ပ- ဝုဋ္ဌော၊ ပြီ။ ဝဇ္ဈမာနိ၊ တို့သည်။ အာသိတ္ထောဒကာနိ၊ ပါကုန်၏။ တိဏ္ဍိ၊ သည်လည်းကောင်း။ ကဋ္ဌာ၊ သည်လည်းကောင်း။ ဥဒကာ၊ သည်လည်းကောင်း။ ဗဟု၊ ၏။ ဘော၊ တို့။ (တုမေ၊ တို့သည်။) ပုရာဏာနိ၊ ကုန်သော။ တိဏ္ဍာနိ၊ တို့ကိုလည်းကောင်း။ ကဋ္ဌာနိ၊ တို့ကိုလည်းကောင်း။ ဥဒကာနိ၊ တို့ကိုလည်းကောင်း။ ဆဇ္ဇေထ၊ ပါကုန်လော့။ (တုမေ၊ တို့သည်။) လဟုဘာရေဟိ၊ ကုန်သော။ သကဇ္ဇေဟိ၊ တို့ဖြင့်။ သိဃံ သိဃံ စွာ။ ဂစ္ဆထ၊ ပါကုန်လော့။ (တုမေ၊ တို့သည်။) ယောဂ္ဂါနိ၊ တို့ကို။ မာ ကိလမိတ္ထ၊ ပါကုန်လင့်။ ဣတံဝေံ၊ သို့။ အာဟ၊ ပြီ။ ဘော၊ တို့။ အယံ ပုရိသော၊ သည်။ အမှာကံ၊ တို့၏။ နေဝ မိတ္ထော၊ အဆွေခင်ပွန်းလည်း မဟုတ်ခဲ့။ န ဉာတိသာလောဟိတော၊ အတွင်း သားဟူ၍ သိတတ်၊ အတွင်းသားဟူ၍ သိအပ်သော ဆွေမျိုး၊ စပ်သော သွေး သားရှိသော ဆွေမျိုးလည်း မဟုတ်ခဲ့။ ကထံ၊ သို့။ ဝါ၊ အဘယ်ပုံ။ ဝါ၊ အဘယ် သို့သော အပြားအားဖြင့်။ မယံ၊ တို့သည်။ ဣမဿ ပုရိသဿ၊ ဤယောက်ျား ကို။ သဒ္ဓါယ၊ ယုံကြည်သော အားဖြင့်။ တနည်း။ ဣမဿ ပုရိသဿ၊ ၏။ (ဝစနံ၊ ကို။) သဒ္ဓါယ၊ ယုံကြည်ကြကုန်၍။ တနည်း။ ဣမဿ ပုရိသဿ၊ ဤ ယောက်ျား၏စကားကို။ သဒ္ဓါယ၊ ကုန်၍။ ဂမိဿာမ၊ သွားနိုင်ကြကုန်အံ့နည်း။ ဝေါ၊ သင်တို့သည်။ ပုရာဏာနိ၊ ကုန်သော။ တိဏ္ဍာနိ၊ တို့ကိုလည်းကောင်း။ ကဋ္ဌာနိ၊ တို့ကိုလည်းကောင်း။ ဥဒကာနိ၊ တို့ကိုလည်းကောင်း။ န ဆဇ္ဇေတဗ္ဗာနိ၊ မစွန့်အပ်-မစွန့်သင့်-မစွန့်ထိုက်ကုန်။ ဝါ၊ မစွန့်ကြကုန်လင့်၍။ ယထာကတေနံ၊

၁။ ဤအရာ၌ ယထာဂတေန ဟူ၍၎င်း၊ ယထာကတေန ဟူ၍၎င်း၊ ယထာဘတေန ဟူ၍၎င်း၊ ပါဌ်သုံးထွေ မှတို့၌ တွေ့မြင်ရ၏။ ထိုဘွင် သြဋ္ဌဇ စတုတ္ထကွရာ ဘနှင့် ယထာ ဘတေန-ဟု ရှိသော ပါဌ်သည် ယထာဘတေန ဘဏ္ဍေနာတိ ယံ ဝေါ တိဏ္ဍကဋ္ဌာ- ဒကာဘဏ္ဍကံ အာရောပိတံ၊ တေန ယထာဘတေန ယထာရောပိတေန ယထာဂဟိ- တေနာတိ အတ္ထော ဟူသော အဋ္ဌကထာပါဌ်နှင့်ညီ၏။

ကဏ္ဍဇ ပထမကွရာ က နှင့် ယထာကတေန-ဟု-ရှိသောပါဌ်သည် ယထာကတေနာတိ ယထာဂဟိတေန ဟူသောဒ္ဓိကာပါဌ်နှင့်ညီ၏။

ကဏ္ဍဇ တတိယကွရာ ဂ နှင့် ယထာဂတေန ဟူရှိသော ပါဌ်ကား ယခင်ဆောင်ပြအပ် ပြီးသော အဋ္ဌကထာ၊ ဒ္ဓိကာနှင့်မညီ။ သြဋ္ဌဇ စတုတ္ထကွရာ ဘ နှင့်ရှိသော ပါဌ်အလို အကြင်အကြင်ဆောင်အပ်ပြီးသော ဟုပေး။

အကြင်အကြင်လှည်းတို့၌ ထားအပ်သော။ ဝါ၊ အကြင်အကြင်လှည်းတို့၌ တင်
 အပ်သော။ တဏှောန၊ တဏှောဖြင့်။ သတ္တံ၊ ကို။ ပယာပေထ၊ ကုန်လော့၊ (မယံ၊
 တို့သည်။) နော၊ တို့၏။ ပုရာဏံ၊ အဟောင်းဖြစ်သော တဏှောကို၊ န ဆဇ္ဇေယျာမ၊
 မစွန့်နိုင်ကုန်။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။

တေ သတ္တိကာ၊ တို့သည်။ “ဘော၊ ရှင်။ ဝေံ၊ ပြီ”။ ဣတိ ခေါ၊ သာလျှင်။
 တဿ သတ္တဝါဟဿ၊ အား။ ပဋိသုတံ၊ ကုန်၍။ ယထာကတေန၊ သော။
 တဏှောန၊ ဖြင့်။ သတ္တံ၊ ကို။ ပယာပေသံ၊ ကုန်ပြီ။ တေ သတ္တိကာ၊ တို့သည်။
 ပဌမော သော။ သတ္တဝါသေပိ၊ ၌လည်း။ တိဏံ ဝါ၊ ကိုသော်လည်းကောင်း။
 ကဋ္ဌံ ဝါ၊ ကိုသော်လည်းကောင်း။ ဥဒကံ ဝါ၊ ကိုသော်လည်းကောင်း။ န အဒ္ဓ-
 သံသု၊ ကုန်။ ဒုတိယော သော။ သတ္တဝါသေပိ၊ ၌သော်လည်း။ ပ။ တတိယော
 သော။ သတ္တဝါသေပိ၊ ၌လည်း။ ပ။ စတုတ္ထော သော။ သတ္တဝါသေပိ၊ ၌လည်း။
 ပ။ ပဉ္စမော သော။ သတ္တဝါသေပိ၊ ၌လည်း။ ပ။ ဆဇ္ဇေ သော။ သတ္တဝါသေပိ၊
 ၌လည်း။ ပ။ သတ္တမော သော။ သတ္တဝါသေပိ၊ ၌လည်း။ တိဏံ ဝါ၊ ကိုသော်
 လည်းကောင်း။ ကဋ္ဌံ ဝါ၊ ကိုသော်လည်းကောင်း။ ဥဒကံ ဝါ၊ ကိုသော်လည်း
 ကောင်း။ န အဒ္ဓသံသု၊ ကုန်။ တဉ္စ သတ္တံ၊ ထိုလှည်းကုန်သည်အပေါင်းကို
 လည်း။ အနယဗျသနံ၊ အကျိုးမဲ့ပျက်စီးခြင်းသို့။ အာပန္နံ၊ ရောက်ကုန်သည်ကို။
 အဒ္ဓသံသု၊ ကုန်ပြီ။ စ၊ သည်သာမကသေး။ တသ္မိံ သတ္တဝါ၊ ၌လည်း။ ယေ
 မနုဿာ ဝါ၊ တို့သည် သော်လည်းကောင်း။ ယေ ပသုဝါ၊ တို့သည်သော်လည်း
 ကောင်း။ အဟေသံ၊ ကုန်ပြီ။ အမနုဿေန၊ သော။ တေန ယက္ခေန၊ သည်။
 တက္ခိတာနံ၊ စားအပ်ပြီးကုန်သော။ တေသဉ္စ မနုဿာနံ ဝါ၊ တို့၏သော်လည်း
 ကောင်း။ တေသဉ္စ ပသုနံ ဝါ၊ တို့၏သော်လည်းကောင်း။ အဋ္ဌိကာနေဝ၊
 အရိုးတို့ကိုသာလျှင်။ အဒ္ဓသံသု၊ ကုန်ပြီ။

အထ တသ္မိံ ကာလေ၊ အရိုးတို့ကို တွေ့မြင်ရရာ ထိုအခါ၌။ သော သတ္တဝါ-
 ဟော၊ သည်။ သတ္တိကော၊ တို့ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊
 နည်း။ ဘော၊ အမောင်တို့။ ဗာလေန၊ မိုက်သော။ ပရိဏာယကေန၊
 ရှေ့ဆောင်မှူးကြီး ဦးစီးခေါင်းဆောင် ဖြစ်သော။ တေန သတ္တဝါဟေန၊ ထို
 လှည်းမှူးကြောင့်။ (အညော၊ တပါးသော။ သတ္တောပိ၊ လှည်းကုန်သည်
 အပေါင်းသည်လည်း။) အနယဗျသနံ၊ အကျိုးမဲ့ပျက်စီးခြင်းသို့။ အာပဇ္ဇေယျ
 ယထာ၊ ရောက်ရာသကဲ့သို့။ တထာ၊ ထိုအတူ။ ဗာလေန၊ သော။ ပရိဏာယ-
 ကေန၊ သော။ တေန သတ္တဝါဟေန၊ ကြောင့်။ အယံ သတ္တော၊ သည်။
 အနယဗျသနံ၊ သို့။ အာပဇ္ဇော၊ ရောက်ရရှာလေပြီ။ ဘော၊ တို့။ (အဟံ၊
 သည်။) တေန ဟံ၊ တိုက်တုန်း၏။ (တုမှ၊ တို့သည်။) အမှာကံ၊ ငါတို့၏။
 သတ္တော၊ ၌။ အပ္ပသာရာနိ၊ နည်းသော အနှစ်ရှိကုန်သော။ ဝါ၊ နည်းသော

အဘိုးရှိကုန်သော။ ဝါ၊ အဘိုးမထိုက်တန်ကုန်သော။ ယာနိ ပဏိယာနိ၊ အကြင် ရောင်းအပ်သောဘဏ္ဍာတို့သည်။ (သန္တိ၊ ရှိကုန်၏။) တာနိ ပဏိယာနိ၊ တို့ကို။ ဆဇ္ဇေတွာ၊ စွန့်ခွဲကြကုန်၍။ ဣမသ္မိ သတ္ထေ၊ ဤ။ မဟာသာရာနိ၊ များသော အနှစ်ရှိကုန်သော။ ဝါ၊ များသော အဘိုးရှိကုန်သော။ ဝါ၊ အဘိုးတန်ကုန်သော။ ယာနိ ပဏိယာနိ၊ တို့သည်။ (သန္တိ၊ ကုန်၏။) တာနိ ပဏိယာနိ၊ တို့ကို။ အာဒိယထ၊ ယူခွဲကြကုန်လော့။ ဣတံ၊ သိ။ အာမန္တေသိ၊ ပြီ။ တေ သတ္ထိကာ၊ တို့သည်။ “ဘော၊ ရှင်။ ဝေ၊ ဝါပြီ။” ဣတံ ခေါ၊ သာလျှင်။ တဿ သတ္တဝါဟဿ၊ အား။ ပဋိဿတွာ၊ ကုန်၍။ တသ္မိ သတ္ထေ၊ ဤ။ မဟာသာရာနိ၊ ကုန်သော။ ယာနိ ပဏိယာနိ၊ တို့သည်။ (သန္တိ၊ ကုန်၏။) တာနိ ပဏိယာနိ၊ တို့ကို။ အာဒိယိတွာ၊ ကုန်၍။ ပဏ္ဍိတေန၊ ဖြစ်သော ပညာရှိသော။ ပရိဏာယကေန၊ ရှေ့ဆောင်မှူးကြီး ဦးစီးခေါင်းဆောင်ဖြစ်သော။ သတ္တဝါဟေန၊ ကြောင့်။ (အညေ၊ ကုန်သော။ သတ္ထိကာပိ၊ တို့သည်လည်း။) သောတ္ထိနာ၊ ဘေးရန်ကင်းကွာ ချမ်းသာသောအားဖြင့်။ တံကန္တာရံ၊ ထိုခရီးခဲကို။ (နိတ္ထရေယျံ) ယထာ၊ လွန်မြောက်ကြကုန်ရာသကဲ့သို့။ တထာ၊ တူ။ ပဏ္ဍိတေန၊ သော။ ပရိဏာယကေန၊ သော။ သတ္တဝါဟေန၊ ကြောင့်။ သတ္ထိကာ၊ တို့သည်။ သောတ္ထိနာ၊ အားဖြင့်။ တံ ကန္တာရံ၊ ကို။ နိတ္ထရိ သု၊ လွန်မြောက်ကြကုန်ပြီ။

ရာဇည၊ ည။ ဝေမေဝ ခေါ၊ တူသာလျှင်။ ပုရိမော၊ ရှေးဖြစ်သော။ သော သတ္တဝါဟော၊ ထိုလည်းမှူးသည်။ အယောနိသော၊ အလိဂ္ဂိအပ်၊ တောင့်တအပ်သော စီးပွား၊ ချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သော အားဖြင့်။ (အတ္ထံ၊ အကျိုးကို။) ဂဝေသန္တော၊ ရှာမိုးသည်။ (ဟုတွာ၊ ၍။) အနယဗျသနံ၊ သို့။ (အာပဇ္ဇေယျ) သေယျထာပိ၊ ရောက်ရာသကဲ့သို့။ တထာ၊ တူ။ ဗာလော၊ သော။ အဗျတ္တော၊ သော။ တံ၊ သည်။ အယောနိသော၊ အလိဂ္ဂိအပ်၊ တောင့်တအပ်သော တမလွန်လောကကို တွေ့မြင်ရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့်။ ပရလောကံ၊ ကို။ ဂဝေသန္တော၊ သည်။ ဟုတွာ၊ ၍။) အနယဗျသနံ၊ သို့။ အာပဇ္ဇိဿသိ၊ လိမ့်လတ္တံ့။ ယေပိ မနုဿာ၊ တို့သည်လည်း။ တေ၊ ၏။ (ဝစနံ၊ စကားကို။) သောတဗ္ဗံ၊ နာအပ်၏ဟူ၍။ သဒ္ဓဟာတဗ္ဗံ၊ ယုံကြည်အပ်၏ဟူ၍။ မညိဿန္တိ၊ အောက်မေ့မှတ်ထင်ကြကုန် လိမ့်လတ္တံ့။ တေပိ မနုဿာ၊ တို့သည်လည်း။ တေ သတ္ထိကာ၊ တို့သည်။ အနယဗျသနံ၊ သို့။ (အာပဇ္ဇန္တိ) သေယျထာပိ၊ ရောက်ကြကုန်သကဲ့သို့။ တထာ၊ တူ။ အနယဗျသနံ၊ သို့။ အာပဇ္ဇိဿန္တိ၊ ကုန်လိမ့်လတ္တံ့။ ရာဇည၊ ည။ (တံ၊ သည်။) ပါပကံ၊ သော။ ဧတံ ဒိဋ္ဌိဂတံ၊ ကို။ ပဋိနိဿဇ္ဇေ၊ လော့။ ရာဇည၊ ည။ (တံ၊ သည်။) ပါပကံ၊ သော။ ဧတံ ဒိဋ္ဌိဂတံ၊ ကို။ ပဋိနိဿဇ္ဇေ၊

လော့။ တေ၊ အား။ ဒီဃရတ္တံ၊ လုံး။ အဟိတာယ၊ ငှါလည်းကောင်း။ ဒုက္ခာယ၊ ငှါလည်းကောင်း။ မာ အဟောသိ၊ လင့်”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

၄၃၁။ “ဘဝံ ကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိဉ္ဇာပိ အာဟ၊ ပေ၏။ အထ ခေါ၊ ပါသော်လည်း။ အဟံ၊ သည်။ ပါပကံ၊ သော။ ဣဒံ ဒိဋ္ဌိဂတံ၊ ကို။ ပဋိ- နိဿဇ္ဇိတံ၊ ငှါ။ နေဝ သက္ကောမိ၊ ပါသည်သာ။ ပသေနဒိ၊ သော။ ကောသ- လော၊ သော။ ရာဇာပိ၊ သည်လည်း။ မံ၊ ကို။ ဇာနာတိ၊ ပါ၏။ တိရောရာဇာ- နောပိ၊ တို့သည်လည်း။ ဇာနန္တိ၊ ပါကုန်၏။ ကိံ၊ သို့။ ဇာနန္တိ၊ ကုန်သနည်း?။ “ပါယာသိ၊ သော။ ရာဇညော၊ သည်။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ခဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံဝါဒိ၊ ၏။ ဣတိ ဧဝံဒိဋ္ဌိ၊ ၏”။ ဣတိ၊ သို့။ ဇာနန္တိ၊ ပါကုန်၏။ ဘော ကဿပပ၊ အဟံ၊ သည်။ ပါပကံ၊ သော။ ဣဒံ ဒိဋ္ဌိဂတံ၊ ကို။ သစေ ပဋိနိဿဇ္ဇာမိ အံ။ ဧဝံ ပဋိနိဿဇ္ဇန္တေ၊ သော်။ (အညော၊ ကုန်သော။ မနုဿာ၊ တို့သည်။) မေ၊ ကို။ ဝတ္တာရော၊ ကုန်သည်။ ဘဝိဿန္တိ၊ ပါကုန်လိမ့်သတ္တံ။ ကိံ၊ သို့။ ဝတ္တာရော၊ ကုန်သည်။ ဘဝိဿန္တိ၊ ပါကုန်လတ္တံ နည်း?။ “ပါယာသိ၊ သော။ ရာဇညော၊ သည်။ ယာဝ၊ ကံ။ ဗာလော၊ ၏။ အဗျတ္တော၊ ခဲ့။ ဒုဂ္ဂဟိတဂါဟိ၊ ၏”။ ဣတိ၊ သို့။ ဝတ္တာရော၊ ကုန်သည်။ ဘဝိဿန္တိ၊ ပါကုန်လိမ့်သတ္တံ။ (အဟံ၊ သည်။) နံ ဒိဋ္ဌိဂတံ၊ ကို။ ကော- ပေနပိ၊ ကဲ့ရဲ့ဖြစ်တင်ပြောဆိုတတ်သောပုဂ္ဂိုလ်တို့၌ ဖြစ်သော အမျက်ဖြင့်လည်း။ ဟရိဿာမိ၊ ဆောင်ရပါလိမ့်အံ။ ဝါ၊ ဆောင်၍လှည့်လည်ရပါလိမ့်အံ။ နံ ဒိဋ္ဌိ- ဂတံ၊ ကို။ မက္ခေနပိ၊ သင်ပြောဆိုအပ်သော သင့်မြတ်သောအကြောင်းကို ချေဖျက်ခြင်းလက္ခဏာသဘောရှိသော ဒေါသဖြင့်လည်း။ ဟရိဿာမိ၊ ပါလိမ့် အံ။ နံ ဒိဋ္ဌိဂတံ၊ ကို။ ပလာသေနပိ၊ ဂုဏ်တူဖြစ်လိုသည်၏အဖြစ်ဖြင့် အပြား အားဖြင့် အလိုရှိတတ်သော အကုသိုလ်စိတ္တုပ္ပါဒ်ဖြင့်လည်း။ ဝါ၊ အဖျင်း မူတတ် သော အကုသိုလ်စိတ္တုပ္ပါဒ်ဖြင့်လည်း။ ဝါ၊ ဂုဏ်ပြိုင်လိုသော အကုသိုလ်စိတ္တုပ္ပါဒ် ဖြင့်လည်း။ ဟရိဿာမိ၊ ပါလိမ့်အံ”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၁၂) ဂုဏ်ဘာရိကဥပမာ

၄၃၂။ “ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တ- နော၊ ၏။ ဒိဋ္ဌိံ၊ ကို။ န ပဋိနိဿဇ္ဇာသိ၊ သေးခဲ့။) တေန ဟိ ကာရဏေန၊ ကြောင့်သာလျှင်။ (အဟံ၊ သည်။) တေ၊ အား။ ဥပမံ၊ ကို။ ကရိဿာမိ၊

ပေအံ့။ ဣဓ ဣမသ္မိံ လောကော ဌိ။ ဥပမာယ၊ ဖြင့်။ ကေစ္စေ၊ ကုန်သော။
 ဝိည၊ ကုန်သော။ ပုရိယာ၊ တို့သည်။ ဘာသိတဿ၊ သော။ (ဝစနဿ၊ ဧ။)
 အတ္ထံ၊ ကို။ အာဇာနန္တိ၊ ကုန်၏။ ရာဇည၊ ည။ ဘူတပုဗ္ဗံ၊ ဌိ။ အညတရော၊
 အမှတ်မထား တပါးပါးသော။ သူကရပေါသကော၊ ဝက်ကို မွေးမြူတတ်သော။
 ပုရိယော၊ သည်။ သကမ္ပာ၊ မိမိဥစ္စာဖြစ်သော။ ဂါမာ၊ ရွာမှ။ အညံ၊ တပါး
 သော။ ဂါမံ၊ သို့။ အဂမာသိ၊ သွားပြီ။ တတ္ထ တသ္မိံ ဂါမေ ဌိ။ ပဟုတံ၊
 အပြားအားဖြင့် ဖြစ်သော။ ဝါ၊ များသော။ သုက္ခံ၊ ခြောက်သွေ့သော။ ဆိန္ဒိတံ၊
 စွန့်ပစ်အပ်သော။ ဂူတံ၊ မစင်ကို။ အဒ္ဓဿ၊ တွေ့မြင်ရပြီ။ (ပဟုတံ၊ သော။
 သုက္ခံ၊ သော။ ဆိန္ဒိတံ၊ သော။ ဂူထံ၊ ကို။) ဒိသ္မာန၊ တွေ့မြင်ရခြင်းကြောင့်။ အဿ
 ပုရိယဿ၊ အား။ ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ ကိံ၊ သည်။
 အဟောသိ၊ နည်း?။ “ဗဟုကော၊ များသော။ အယံ သုက္ခဂူထော၊ ဤမစင်
 ခြောက်ကို။ ဆိန္ဒိတော၊ စွန့်ပစ်အပ်ပြီ။ အယံ သုက္ခဂူထော၊ သည်။ မမ၊
 ငါ၏။ သူကရဘတ္တံ စ၊ ဝက်စာလည်း ဖြစ်ခဲ့၏။ အဟံ၊ သည်။ ဣတော
 ဂါမတော၊ ဤရွာမှ။ သုက္ခဂူထံ၊ ကို။ ဟရေယျံ၊ မူကား။ ယန္တု၊ န၊ စ”။ ဣတိ
 ဧတံ ပရိဝိတက္ကနံ၊ သည်။ အဟောသိ၊ ပြီ။ (ဣတိ၊ သို့။ ပရိဝိတက္ကယိတွာ၊
 ရှိ။) သော ပုရိယော၊ သည်။ ဥတ္တရာသင်္ဂံ၊ အထက်သတ်မှတ် ပခုံးရပ်၌ ငြိကပ်
 တင်လှမ်းအပ်သော ကိုယ်ဝတ်စုလျားကို။ ပတ္တရိတွာ၊ ဖြန့်ခင်း၍။ ပဟုတံ၊
 သော။ သုက္ခဂူထံ၊ ကို။ အာကိရိတွာ၊ လောင်းထည့်၍။ ဘဏ္ဍိကံ၊ အထုပ်ကို။
 ဗန္ဓိတွာ၊ ရှိ။ သိသေ၊ ဦးခေါင်း၌။ ဥစ္စာရောပေတွာ၊ တင်၍။ ဝါ၊ ရှက်၍။
 အဂမာသိ၊ သွားပြီ။ တဿ ပုရိယဿ၊ အား။ အန္တရာမဂ္ဂေ၊ လမ်းခရီးအကြား
 ၌။ မဟာ၊ ကြီးစွာသော။ အကာလမေသော၊ အခါမဲ့၌ ရွာသောမိုးသည်။
 ပါဝဿိ၊ ရွာပြီ။

သော ပုရိယော၊ သည်။ ယာဝ အဂ္ဂနခါ၊ လက်သည်းဖျားတိုင်အောင်။
 ဂူထေန၊ သည်။ မက္ခိတော၊ လိမ်းကျံအပ်သည်။ (ဟုတွာ၊ ရှိ။) ဥဿရန္တံ၊
 အထက်အထက်၌ တစက်တစက် ယိုထွက်သော။ ပဿရန္တံ၊ အောက် အောက်
 ဘက်၌ တစက်တစက် ယိုထွက်သော။ ဂူထဘာရိ၊ မစင်ထုပ်ကို။ အာဒါယ၊
 ယူ၍။ ဝါ၊ ထမ်းရွက်၍။ အဂမာသိ၊ သွားပြီ။ တမေနံ တံ နေံ ပုရိသံ၊ ကို။
 မနုဿာ၊ တို့သည်။ ဒိသ္မာ၊ ကုန်၍။ ဧဝံ၊ သို့။ အာဟံသု၊ ကုန်ပြီ။ ကိံ၊ သို့။
 အာဟံသု၊ ကုန်သနည်း?။ “ဘဏေ၊ အချင်း။ ကိစ္စံ၊ အသို့နည်း။ တံ၊ သည်။
 ဥမ္မတ္တော နော၊ ရူးလေသလော။ ကိစ္စိံ၊ နည်း။ ဝိစေတော နော၊ ဖောက်ပြန်
 သော စိတ်ရှိလေသလော။ ကထံ ဟိ၊ ကြောင့်။ တံ၊ သည်။ ယာဝ အဂ္ဂနခါ၊
 တိုင်အောင်။ ဂူထေန၊ သည်။ မက္ခိတော၊ သည်။ (ဟုတွာ၊ ရှိ။) ဥဿရန္တံ၊
 သော။ ပဿရန္တံ၊ သော။ ဂူထဘာရိ၊ ကို။ ဟရိယတိ နာမ၊ ဆောင်ရတုံဘိ

သနည်း”။ ဣတိ ဧဝံ သို့။ အာဟံသု၊ လူတို့က ပြောဆိုကြကုန်ပြီ။ “ဘဏေ၊ အချင်းတို့။ ဧတ္ထ တေသ္မိံ ဌာနေ၊ ဤအရာ၌။ တုမေ ခေါ၊ သင်တို့သည်သာ။ ဥမ္မတ္တာ၊ ရူးကြကုန်ပြီ။ တုမေ ခေါ၊ သင်တို့သည်သာ။ ဝိစေတာ၊ ဖောက်ပြန်သော စိတ်ရှိကြကုန်ပြီ။ (ကသ္မာ၊ ကြောင့်။ ဧတ္ထ တေသ္မိံ ဌာနေ၊ ၌။ တုမေ ခေါ၊ တို့သည်သာ။ ဥမ္မတ္တာ၊ ကုန်သနည်း?။ တုမေ ခေါ၊ တို့သည်သာ။ ဝိစေတာ၊ ကုန်သနည်း?။) ဟိ ယသ္မာ၊ ကြောင့်။ မေ ဣ။ (အယံ) ဂူထော၊ သည်။) သုကရဘတ္တံ၊ ဝက်စာတည်း။ တထာ တသ္မာ၊ ကြောင့်။ ဧတ္ထ တေသ္မိံ ဌာနေ၊ ၌။ တုမေ ခေါ၊ တို့သည်သာ။ ဥမ္မတ္တာ၊ ကုန်ပြီ။ တုမေ ခေါ၊ တို့သည်သာ။ ဝိစေတာ၊ ကုန်ပြီ”။ ဣတိ၊ သို့။ အာဟ၊ ဝက်မွေးမြူသော ယောက်ျားက ပြောဆိုပြီ။ ရာဇည၊ ည။ ဝေမေဝ ခေါ၊ တူသာလျှင်။ တံ၊ သည်။ ဂူထဘာရိကူပမော မညေ၊ မစင်ဟူသော ဝန်ရှိသော ယောက်ျားဥပမာရှိ သကဲ့သို့။ ဝါ၊ မစင်ဝန်ရှိသော ယောက်ျားကဲ့သို့။ ပဋိဘာသိ၊ ထင်ခဲ့၏။ ရာဇည၊ ည။ (တံ၊ သည်။) ပါပကံ၊ သော။ ဧတံ ဒိဋ္ဌိဂတံ၊ ကိ။ ပဋိနိဿဇ္ဇ၊ လော့။ ရာဇည၊ ည။ (တံ၊ သည်။) ပါပကံ၊ သော။ ဧတံ ဒိဋ္ဌိဂတံ၊ ကိ။ ပဋိနိဿဇ္ဇ၊ လော့။ တေ၊ အား။ ဒီဃရတ္တံ၊ လုံး။ အဟိဘာယ၊ ငှါလည်းကောင်း။ ဒုက္ခာယ၊ ငှါလည်းကောင်း။ မာ အဟောသိ၊ မဖြစ်လင့်”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

၄၃၃။ “ဘဝံ ကဿပေါ၊ သည်။ ဧဝံ သို့။ ကိဉ္ဇာပိ အာဟ၊ ဣ။ အထ ခေါ၊ ပါသော်လည်း။ အဟံ၊ သည်။ ပါပကံ၊ သော။ ဣဒံ ဒိဋ္ဌိဂတံ၊ ကိ။ ပဋိနိဿဇ္ဇိန္ဒ၊ ငှါ။ နေဝ သက္ကောမိ၊ ပါသည်သာ။ ပသေနဒိ၊ သော။ ကောသလော၊ သော။ ရာဇာပိ၊ သည်လည်း။ မံ၊ ကိ။ ဇာနာတိ၊ ပါ၏။ တိရောရာဇာနောပိ၊ တို့သည်လည်း။ ဇာနန္တိ၊ ပါကုန်၏။ ကိံ၊ သို့။ ဇာနန္တိ၊ ပါကုန်သနည်း?။ “ပါယာသိ။ သော။ ရာဇညော၊ သည်။ ‘ဣတိပိ၊ ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဩ၊ ပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်လော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံဝါဒိ၊ ဣ။ ဣတိ ဧဝံဒိဋ္ဌိ၊ ဣ”။ ဣတိ၊ သို့။ ဇာနန္တိ၊ ပါကုန်၏။ ဘော ကဿပပ။ အဟံ၊ သည်။ ပါပကံ၊ သော။ ဣဒံ ဒိဋ္ဌိဂတံ၊ ကိ။ သစေ ပဋိနိဿဇ္ဇိဿာမိ၊ ခဲ့အံ့။ ဧဝံ ပဋိနိဿဇ္ဇန္တေ၊ ရှိသော်။ (အညေ၊ ကုန်သော။ မနုဿာ၊ တို့သည်။) မေ ကိ။ ဝတ္တာရော၊ ကုန်သည်။ ဘဝိဿန္တိ၊ ပါကုန်လိမ့်လတ္တံ့။ ကိံ၊ သို့။ ဝတ္တာရော၊ ကုန်သည်။ ဘဝိဿန္တိ၊ ကုန်လတ္တံ့နည်း?။ “ပါယာသိ၊ သော။ ရာဇညော၊ သည်။ ယာဝ၊ ကံ။ ဗာလော၊ ဣ။ အဗျတ္တာ၊ ခဲ့။ ဒုဂ္ဂဟိတဂါဟိ၊ ခဲ့၏”။ ဣတိ၊ သို့။ ဝတ္တာရော၊ ကုန်သည်။ ဘဝိဿန္တိ၊

ပါကုန်လိမ့်လတ္တံ့ ။ (အဟံ သည်။) နံ ဒိဋ္ဌိဂတံ၊ ကိ။ ကောပေနပိ၊ ဖြင့်လည်း။ ဟရိဿာမိ၊ ပါလိမ့်အံ။ နံ ဒိဋ္ဌိဂတံ၊ ကိ။ မက္ခေနပိ၊ ဖြင့်လည်း။ ဟရိဿာမိ၊ ပါလိမ့်အံ။ နံ ဒိဋ္ဌိဂတံ၊ ကိ။ ပလာသေနပိ၊ ဖြင့်လည်း။ ဟရိဿာမိ၊ ပါလိမ့်အံ။ ။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၁၃) အက္ခရာစုတ္တက ဥပမာ

၄၃၄။ “ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တနော၊ ။ ဒိဋ္ဌိ ။ ကိ။ န ပဋိနိဿဇ္ဇသိ၊ ခဲ့။) တေန ဟိ ကာရဏေန၊ ကြောင့်သာလျှင်။ (အဟံ သည်။) တေ၊ အား။ ဥပမံ၊ ကိ။ ကရိဿာမိ၊ ပေအံ။ ဣဓ ဣမသ္မိ၊ လောကော၊ ဌ။ ဥပမာယ၊ ဖြင့်။ ဧကဇ္ဈေ၊ ကုန်သော။ ဝိညှ၊ ကုန်သော။ ပုရိသာ၊ တို့သည်။ ဘာသိတဿ၊ သော။ (ဝစနဿ၊ ။) အတ္တံ၊ ကိ။ အာဇာနန္တိ၊ ကုန်၏။ ရာဇည၊ ည။ ဘူတပုဗ္ဗံ၊ ဌ။ ဒွေ၊ ကုန်သော။ အက္ခရာစုတ္တာ၊ အန်ကြူးသော ပုဂ္ဂိုလ်တို့သည်။ အက္ခရာစုတ္တံ၊ အန်စာတို့ဖြင့်။ ဒိဋ္ဌိ သု၊ ကစားကြကုန်ပြီ။ ဧကော၊ သော။ အက္ခရာစုတ္တာ၊ သည်။ အာဂတာဂတံ၊ လာတိုင်း လာတိုင်းသော။ ကလိံ ။ ရှုံးသောအန်စာကို။ ဂိလတိ၊ မျှ၏။ ဒုတိယော၊ နှစ်ယောက်တို့၏ ပြည့်ကြောင်း ဖြစ်သော။ အက္ခရာစုတ္တာ၊ သည်။ အာဂတာဂတံ၊ သော။ ကလိံ ။ ကိ။ ဂိလန္တံ၊ သော။ တံ အက္ခရာစုတ္တံ၊ ကိ။ အဒ္ဓသ၊ မြင်ရပြီ။ တနည်း။ အဒ္ဓသ၊ ခေါ်၊ မြင်ရပြီးသည်သာ။ (အာဂတာဂတံ၊ သော။ ကလိံ ။ ကိ။ ဂိလန္တံ၊ သော။ တံ အက္ခရာစုတ္တံ၊ ကိ။) ဒိဿ၊ ရှိ။ တံ အက္ခရာစုတ္တံ၊ ကိ။ ဧတံ ဝစနံ၊ ကိ။ အဝေါစ၊ ပြီ။ ကိံ ။ သို့။ အဝေါစ၊ နည်း?။ “သမ္မ၊ အရွယ်တူ။ ဝါ၊ ချစ်ဆွေ။ တံ ခေါ်၊ သင်သည်သာ။ ဝါ၊ သင့်ချည်းသာ။ ဧကန္တိကေန၊ တပါးသော အဘို့အားဖြင့်။ ဝါ၊ စင်စစ်ကေန အမှန်အားဖြင့်။ ဝိနာသိ၊ အောင်နိုင်ခဲ့၏။ သမ္မ၊ တူ။ (တံ၊ သည်။) မေ၊ အား။ အက္ခရာစုတ္တံ၊ ကိ။ ဒေဟိ၊ ပေးပါလော့။ (အဟံ သည်။) ပဇောဟိဿာမိ၊ ပူဇော်ပါအံ။ ဝါ၊ ရှုံးကြေးပေးပါအံ။ ။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ သော အက္ခရာစုတ္တာ၊ သည်။ “သမ္မ၊ တူ။ ဧဝံ ပါပြီ” ။ ဣတိ ခေါ်၊ သာလျှင်။ တဿ အက္ခရာစုတ္တဿ၊ အား။ (ပဋိဿတူ၊ ရှိ။) အက္ခရာစုတ္တံ၊ ကိ။ ပါဒါသိ၊ ပြီ။

အထ တသ္မိံ ကာလေ၊ အန်စာတို့ကို ရရာ ထိုအခါ၌။ သော အက္ခရာစုတ္တာ၊ သည်။ အက္ခရာစုတ္တံ၊ ကိ။ ဝိသေန၊ အဆိပ်ဖြင့်။ ပရိဘာဝေတွာ၊ ထုံ၍။ တံ အက္ခရာစုတ္တံ၊ ကိ။ ဧတံ ဝစနံ၊ ကိ။ အဝေါစ၊ ပြန်ပြီ။ ကိံ ။ သို့။ အဝေါစ၊ နည်း?။ သမ္မ၊ တူ။ (တံ၊ သည်။) ဧဟိ၊ လာလော့။ (မဟံ၊ တို့သည်။) အက္ခရာစုတ္တံ၊ ကိ။ တို့ဖြင့်။ ဒိဋ္ဌိဿာမိ၊ ကစားကြကုန်ဦးစို့။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ သော အက္ခရာစုတ္တာ၊ သည်။ “သမ္မ၊ တူ။ ဧဝံ ပါပြီ” ။ ဣတိ ခေါ်၊ သို့သာလျှင်။

တဿ အက္ခဏတ္ထဿ၊ အား။ ပစ္စယောသိ၊ ရှေးရှုနားထောင်ပြီ။ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ တေ အက္ခဏတ္တာ၊ တို့သည်။ အက္ခေဟိ၊ တို့ဖြင့်။ ဒိဗ္ဗိံ သု၊ ပြန်ကုန်ပြီ။ ဒုတိယမ္ပိ၊ လည်း။ သော အက္ခဏတ္ထော၊ သည်။ အာဂတာဂတံ၊ သော။ ကလိံ၊ ကို။ ဂိလတံ၊ မျိုးပြန်၏။ ဒုတိယော၊ သော။ အက္ခဏတ္ထော၊ သည်။ ဒုတိယမ္ပိ၊ လည်း။ အာဂတာဂတံ၊ သော။ ကလိံ၊ ကို။ ဂိလန္တံ၊ သော။ တံ အက္ခဏတ္တံ၊ ကို။ အဒ္ဓသ၊ ပြီ။ တနည်း။ အဒ္ဓသ၊ ခေါ၊ သည်သ။ (ဒုတိယမ္ပိ၊ လည်း။ အာဂတာဂတံ၊ သော။ ကလိံ၊ ကို။ ဂိလန္တံ၊ သော။ တံ အက္ခဏတ္တံ၊ ကို။) ဒိသ္မာ၊ ရှိ။ တံ အက္ခဏတ္တံ၊ ကို။ တေ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကံ၊ သို့။ အဝေါစ၊ နည်း?။

“ပရမေန၊ လွန်ကဲသော။ တေဇသ၊ ထက်သော တန်းခိုးရှိသော အဆိပ်ဖြင့်။ လိတ္တံ၊ လိမ်းကျံအပ်သော။ အက္ခံ၊ အန်စာကို။ ဂိလံ၊ မျိုးသော။ ပုရိသော၊ သည်။ န ဗုဇ္ဈတံ၊ အမှန်မသိခဲ့။ ရေ ပါပဇ္ဇတ္တက၊ အသဲပြုတ်ပြုတ် အလွဲလုပ်သည့် ဟယ် ဖဲသွားယုတ် သတ္တဝါ။ (တံ၊ သည်။) ဂိလ၊ မျိုးလော့။ ပစ္စာ၊ နောက်၌။ တေ၊ အား။ ကဋ္ဌကံ၊ ခါးစပ်သော အရသာနှင့်တူသော အကျိုးသည်။ ဝါ၊ မနားမရပ် အသားပြုတ် အောင် ခါးစပ်သော အရသာနှင့်တူသော ဒုက္ခဝေဒနာသည်။ ဘဝိယတံ၊ ဖြစ်ရပါလိမ့်လတ္တံ့။”။ ဣတံ၊ သို့။ အဝေါစ၊ ပြီ။

ရာဇည၊ ည။ ဝေမေဝ ခေါ။ တူသာလျှင်။ တံ၊ သည်။ အက္ခဏတ္တကူပမောမညေ၊ အန်ကြူးသော ယောက်ျားဟူသော ဥပမာရှိသော ယောက်ျားကဲ့သို့။ ဝါ၊ အန်ကြူးသော ယောက်ျားကဲ့သို့။ ပဋိဘာသိ၊ ၏။ ရာဇည၊ ည။ (တံ၊ သည်။) ပါပကံ၊ သော။ တေ ဒိဗ္ဗိဂတံ၊ ကို။ ပဋိနိဿဇ္ဇ၊ လော့။ တေ၊ အား။ ဒီဃရတ္တံ၊ လုံး။ အဟိတာယ၊ ငှါလည်းကောင်း။ ဒုက္ခာယ၊ ငှါလည်းကောင်း။ မာ အဟောသိ၊ လင့်”။ ဣတံ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

၄၃၅။ “ဘဝံ ကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိဉ္ဇာပိ အာဟ၊ ၏။ အထ ခေါ၊ ပါသော်လည်း။ (အဟံ၊ သည်။) ပါပကံ၊ သော။ ဣဒံ ဒိဗ္ဗိဂတံ၊ ကို။ ပဋိနိဿဇ္ဇိတံ၊ ငှါ။ နေဝ သက္ကောမိ၊ ပါသည်သာ။ ပသေနဒိ၊ သော။ ကောသလော၊ သော။ ရာဇာပိ၊ သည်လည်း။ မံ၊ ကို။ ဇာနာတံ၊ ပါ၏။ တိရောရာဇာနောပိ၊ တို့သည်လည်း။ ဇာနန္တိ၊ ပါကုန်၏။ ကံ၊ သို့။ ဇာနန္တိ၊ ကုန်သနည်း?။ “ပါယာသိ၊ သော။ ရာဇညေ၊ သည်။ ‘ဣတံပိ၊ ကြောင့်လည်း။ ပရောလောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတံ ဧဝံဝါဒိ၊ ၏။ ဣတံ ဧဝံဒိဗ္ဗိ၊ ၏။”။ ဣတံ၊ သို့။

ဇာနန္ဒိ၊ ပါကုန်၏။ ဘော ကဿပပ။ (အဟံ သည်။) ပါပကံ သော။ ဣဒံ
 ဒိဋ္ဌိဂတံ၊ ကိံ။ သစေ ပဋိနိဿဇ္ဇိယာမိ၊ အံ။ ဝေပဋိနိဿဇ္ဇန္တေ၊ ရှိသော်။
 (အညေ၊ ကုန်သော။ မနုဿာ၊ တို့သည်။) မေ၊ ကိံ။ ဝတ္တာရော၊ ကုန်သည်။
 ဘဝိဿန္တိ၊ ပါကုန်လိမ့်လတ္တံ့။ ကိံ။ သိ။ ဝတ္တာရော၊ ကုန်သည်။ ဘဝိဿန္တိ၊
 ကုန်လတ္တံ့နည်း?။ “ပါယာသိ၊ သော။ ရာဇညော၊ သည်။ ယာဝ၊ က။
 ဗာလော၊ ၏။ အပုတ္တော၊ ခဲ့။ ဒုဂ္ဂဟိတဂါဟိ၊ ၏”။ ဣတိ၊ သိ။ ဝတ္တာရော၊
 ကုန်သည်။ ဘဝိဿန္တိ၊ ပါကုန်လိမ့်လတ္တံ့။ (အဟံ သည်။) နံ ဒိဋ္ဌိဂတံ၊ ကိံ။
 ကောပေနပိ၊ ဖြင့်လည်း။ ဟရိဿာမိ၊ ပါလိမ့်အံ။ နံ ဒိဋ္ဌိဂတံ၊ ကိံ။ မက္ခေနပိ၊
 ဖြင့်လည်း။ ဟရိဿာမိ၊ ပါလိမ့်အံ။ နံ ဒိဋ္ဌိဂတံ၊ ကိံ။ ပလာသေနပိ၊ ဖြင့်လည်း။
 ဟရိဿာမိ၊ ပါလိမ့်အံ။ ဣတိ၊ သိ။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

(၁၄) သာဏဘာရိကဥပမာ

၄၃၆။ “ရာဇည၊ ည။ (ယေန ကာရဏေန၊ ကြောင့်။ တံ၊ သည်။ အတ္တ-
 နော၊ ၏။ ဒိဋ္ဌိံ၊ ကိံ။ န ပဋိနိဿဇ္ဇသိ၊ ခဲ့။) တေန ဟိ ကာရဏေန၊ ကြောင့်
 သလျှင်။ (အဟံ သည်။) တေ၊ အား။ ဥပမံ၊ ကိံ။ ကရိဿာမိ၊ ပေအံ။
 ဣဓ ဣမသ္မိံ လောကေ၊ ချွံ။ ဥပမာယ၊ ဖြင့်။ ကေဇ္ဇေ၊ ကုန်သော။ ဝိည၊
 ကုန်သော။ ပုရိသာ၊ တို့သည်။ ဘာသိတဿ၊ သော။ (ဝစနဿ၊ ၏။) အတ္တံ၊
 ကိံ။ အာဇာနန္ဒိ၊ ကုန်၏။ ရာဇည၊ ည။ ဘူတပုဗ္ဗံ၊ ချွံ။ အညတရော၊ သော။
 ဇနပဒေါ၊ ဇနပုဒ်သည်။ ဝုဋ္ဌာသိ၊ ထပြီ။ ဝါ၊ ပျက်ပြီ။ အထ တသ္မိံ ကာလေ၊
 ဇနပုဒ်ပျက်ရာ ထိုအခါ၌။ သဟာယကော၊ တယောက်သော အဆွေခင်ပွန်း
 သည်။ သဟာယကံ၊ တယောက်သော အဆွေခင်ပွန်းကို။ အာမန္တေသိ၊ ပြီ။
 ကိံ။ သိ။ အာမန္တေသိ၊ နည်း?။ “သမ္မ၊ အရွယ်တူ။ ဝါ၊ ချစ်ဆွေ။ (တံ၊
 သည်။) အာ၊ လိုက်ခဲ့ပါလော့။ (မဟံ၊ တို့သည်။) ယာမ၊ ကုန်စို့။ ယေန
 ဌာနေန၊ ချွံ။ သော ဇနပဒေါ၊ သည်။ (အတ္တံ၊ ၏။) တေန ဌာနေန၊ သိ။
 ဥပသကံမိဿာမ၊ ကုန်စို့။ (မဟံ၊ တို့သည်။) ဇတ္ထ တေသ္မိံ ဇနပဒေါ၊ ချွံ။
 ကိဉ္ဇိ၊ သော။ ခနံ၊ ဥစ္စာကို။ အပေဝ နာမ အဓိဂဇ္ဇေယျာမ၊ အကယ်၍ရကုန်
 ငြားအံ့လည်း မသိ။ ဝါ၊ ရမူလည်း ရကုန်တန်ရာ၏”။ ဣတိ၊ သိ။ အာမန္တေသိ၊ ပြီ။

သဟာယကော၊ သည်။ “သမ္မ၊ တူ။ ဝေံ၊ ပါပြီ”။ ဣတိ ခေါ်၊ သလျှင်။
 သဟာယကဿ၊ အား။ ပစ္စယောသိ၊ ပြီ။ တေ သဟာယကံ၊ တို့သည်။ ယေန
 ဌာနေန၊ ချွံ။ သော ဇနပဒေါ၊ သည်။ (အတ္တံ၊ ၏။) ယေ ဌာနေန၊ အကြင်
 တစိတ်သောအရပ်၌။ အညတရံ၊ သော။ ဂါမပနံ၊ ရွာဖြစ်၍ ရောက်ထိုက်သော
 အရပ်သည်။ ဝါ၊ ရွာသျှည်း၏အဖြစ်ကြောင့် မနေထိုက်သော ရွာအို့ ရွာဟောင်း

ရွာပျက်ရာအရပ်သည်။ (အတ္ထိ၊ ၏။) တေန ဌာနေန၊ ထို ဇနပုဒ်၊ တစိတ်သော ရွာဖြစ်၍ ရောက်ထိုက်သော အရပ်သို့။ ဥပသင်္ကမိံ သု၊ ကုန်ပြီ။ တတ္ထ တသ္မိံ ဂါမပဇ္ဇေ ဌ။ ပဟူတံ၊ အပြားအားဖြင့် ဖြစ်သော။ ဝါ၊ များသော။ ဆဒ္ဓိတံ၊ စွန့်ပစ်အပ်သော။ သာဏံ၊ ပိုက်ဆံလျှော်ကို။ အဒ္ဓသံသု၊ ကုန်ပြီ။ (ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ သာဏံ၊ ကို။) ဒိသ္မာ၊ ၍။ သဟာယကော၊ သည်။ သဟာယကံ၊ ကို။ အာမန္တေသိ၊ ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “သမ္မာ တူ။ ပဟူတံ၊ သော။ ဣဒံ သာဏံ၊ ကို။ ဆဒ္ဓိတံ၊ အပ်ပြီ။ သမ္မာ တူ။ (အဟံ၊ သည်။) တေန ဟိ၊ တိုက်တုန်း၏။ တံ စ၊ သည်လည်း။ သာဏဘာရံ၊ ပိုက်ဆံလျှော်ထုပ်ကို။ ဗန္ဓ၊ ဖွဲ့စည်းလော့။ အဟဉ္ဇ၊ သည်လည်း။ သာဏဘာရံ၊ ကို။ ဗန္ဓိယာမိ၊ အံ။ ဥဘော၊ နှစ်ယောက်ကုန်သော။ (မယံ၊ တို့သည်။) သာဏဘာရံ၊ ပိုက်ဆံလျှော်ထုပ်ကို။ အာဒါယ၊ ယူကြကုန်၍။ ဂမိဿာမ၊ ကုန်စို့”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြီ။

သဟာယကော၊ သည်။ (အစိတ်ကတ္တားတည်း။) “သမ္မာ တူ။ ဝေံ၊ ပါပြီ”။ ဣတိ ခေါ၊ သာလျှင်။ သဟာယကဿ၊ ၏။ အား။ ပဋိသုတံ၊ ကုန်၍။ သာဏဘာရံ၊ ကို။ ဗန္ဓိတံ၊ ကုန်၍။ ဥဘော၊ ကုန်သော။ တေ သဟာယကော၊ တို့သည်။ (အပေါင်းကတ္တားတည်း။) သာဏဘာရံ၊ ကို။ အာဒါယ၊ ကုန်၍။ ယေန ဌာနေန၊ အညတရံ၊ သော။ ဂါမပဇ္ဇေ၊ သည်။ (အတ္ထိ၊ ၏။) တေန ဌာနေန၊ သို့။ ဥပသင်္ကမိံ သု၊ ကုန်ပြီ။ တတ္ထ တသ္မိံ ဂါမပဇ္ဇေ ဌ။ ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ သာဏသုတ္တံ၊ ပိုက်ဆံလျှော်ချည်ကို။ အဒ္ဓသံသု၊ ကုန်ပြီ။ (ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ သာဏသုတ္တံ၊ ကို။) ဒိသ္မာ၊ ၍။ သဟာယကော၊ သည်။ သဟာယကံ၊ ကို။ အာမန္တေသိ၊ ပြန်ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “သမ္မာ တူ။ (မယံ၊ တို့သည်။) ယဿ အတ္ထာယ၊ အကြင် ပိုက်ဆံလျှော်ချည်ဟူသောအကျိုးငှါ။ တနည်း။ ယဿ သာဏသုတ္တဿ၊ အကြင် ပိုက်ဆံလျှော်ချည်၏။ အတ္ထာယ၊ ငှါ။ သာဏံ၊ ပိုက်ဆံလျှော်ကို။ ဣစ္ဆေယျာမ၊ အလိုရှိခဲ့ကြကုန်ရာ၏။ ပဟူတံ၊ သော။ ဣဒံ သာဏသုတ္တံ၊ ကို။ ဆဒ္ဓိတံ၊ အပ်ပြီ။ သမ္မာ တူ။ (အဟံ၊ သည်။) တေန ဟိ၊ ၏။ တံ၊ သည်လည်း။ သာဏဘာရံ၊ ကို။ ဆဒ္ဓေဟိ၊ စွန့်ပစ်လော့။ အဟဉ္ဇ၊ သည်လည်း။ သာဏဘာရံ၊ ကို။ ဆဒ္ဓေယာမိ၊ ပါအံ။ ဥဘော၊ ကုန်သော။ မယံ၊ တို့သည်။ သာဏသုတ္တဘာရံ၊ ပိုက်ဆံလျှော်ချည်ထုပ်ကို။ အာဒါယ၊ ကုန်၍။ ဂမိဿာမ၊ ကုန်စို့”။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြန်ပြီ။ “သမ္မာ တူ။ မေ၊ သည်။ အယံ သာဏဘာရော၊ ဤပိုက်ဆံလျှော်ထုပ်ကို။ ဒုရာဘတော စ၊ ဝေးသောအရပ်မှ ဆောင်လည်း ဆောင်အပ်ခဲ့ပါ၏။ သုသန္တဗ္ဗေ၊ စ၊ ကောင်းစွာ ဖွဲ့စည်းလည်း ဖွဲ့စည်းအပ်ပါပြီ။ မေ၊ အား။ အလံ၊ တော်လောက်ပါပြီ။ တံ၊ သည်သာ။ ပဇာနာဟိ၊ သိပါလော့။ ဝါ၊ ယူလို



ရာ ယူပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ အထ တသ္မိံ ကာလေ၊ ပြောဆိုရာ ထိုအခါ၌။ သော သဟာယကော၊ သည်။ သာဏဘာရိ၊ ကို။ ဆဇ္ဇေတွာ၊ ခဲ့၍။ သာဏသုတ္တဘာရိ၊ ကို။ အာဒိယိ၊ ယူခဲ့ပြီ။

တေ သဟာယကာ၊ တို့သည်။ ယေန ဌာနေန၊ ၌။ အညတရံ၊ သော။ ဂါမပဋံ၊ သည်။ (အတ္တိ၊ ဧ။) တေန ဌာနေန၊ သို့။ ဥပသကံမိံ သု၊ ပြန်ကုန်ပြီ။ တတ္ထ တသ္မိံ ဂါမပဋေ၊ ၌။ ပဟူတာ၊ ကုန်သော။ ဆဒ္ဓိတာ၊ ကုန်သော။ သာဏိယော၊ ပိုက်ဆံလျှော်ချည်ဖြင့် ရက်အပ်သော အဝတ်တို့ကို။ အဒ္ဓသံသု၊ ကုန်ပြီ။ (ပဟူတာ၊ ကုန်သော။ ဆဒ္ဓိတာ၊ ကုန်သော။ သာဏိယော၊ တို့ကို။) ဒိသ္မာ၊ ၍။ သဟာယကော၊ သည်။ သဟာယကံ၊ ကို။ အာမဇ္ဇေသိ၊ ပြန်ပြီ။ ကိံ ၊ သို့။ အာမဇ္ဇေသိ၊ နည်း?။ “သမ္မာ တူ။ မယံ၊ တို့သည်။ ယဿ အတ္တာယ၊ အကြင် ပိုက်ဆံလျှော်ချည်ဖြင့် ရက်အပ်သော အဝတ်အကျိုးငှါ။ တနည်း။ ယဿ၊ အကြင် ပိုက်ဆံလျှော်ချည်ဖြင့် ရက်အပ်သော အဝတ်၏။ အတ္တာယ၊ ငှါ။ သာဏံ ဝါ၊ ကိုသော်လည်းကောင်း။ သာဏသုတ္တံ ဝါ၊ ကိုသော်လည်းကောင်း။ ဣစ္ဆေယျာမ၊ အလိုရှိခဲ့ကြကုန်ရာ၏။ ပဟူတာ၊ ကုန်သော။ ဣမာ သာဏိယော၊ တို့ကို။ ဆဒ္ဓိတာ၊ အပ်ကုန်ပြီ။ သမ္မာ တူ။ (အဟံ၊ သည်။) တေန ဟိ၊ ဧ။ တုဉ္စ၊ သည်လည်း။ သာဏဘာရိ၊ ကို။ ဆဇ္ဇေဟိ၊ လော့။ အဟဉ္စ၊ သည်လည်း။ သာဏသုတ္တဘာရိ၊ ကို။ ဆဇ္ဇေဿာမိ၊ အံ။ ဥဘော၊ ကုန်သော။ မယံ၊ တို့သည်။ သာဏိဘာရိ၊ ပိုက်ဆံလျှော်ဖြင့် ရက်အပ်သော အဝတ်ထုပ်ကို။ အာဒိယ၊ ကုန်၍။ ဂမိဿာမ၊ ကုန်စို့”။ ဣတိ၊ သို့။ အာမဇ္ဇေသိ၊ ပြီ။ “သမ္မာ တူ။ မေ၊ သည်။ အယံ သာဏဘာရော၊ ကို။ ဒုရာဘတော စ၊ ပါပြီ။ သုသန္နဗ္ဗေ စ၊ ပါပြီ။ မေ၊ အား။ အလံ၊ တော်လောက်ပါပြီ။ တံ၊ သင်သည်သာ။ ပဇောနာဟိ၊ သိပါလော့။ ဝါ၊ ယူလိုရာ ယူပါလော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြန်ပြီ။ အထ တသ္မိံ ကာလေ၊ ၌။ သော သဟာယကော၊ သည်။ သာဏသုတ္တဘာရိ၊ ကို။ ဆဇ္ဇေတွာ၊ ခဲ့ပြန်၍။ သာဏိဘာရိ၊ ပိုက်ဆံလျှော်ဖြင့် ရက်အပ်သော အဝတ်ထုပ်ကို။ အာဒိယိ၊ ယူခဲ့ပြန်ပြီ။

တေ သဟာယကာ၊ တို့သည်။ ယေန ဌာနေန၊ ၌။ အညတရံ၊ သော။ ဂါမပဋံ၊ သည်။ (အတ္တိ၊ ဧ။) တေန ဌာနေန၊ သို့။ ဥပသကံမိံ သု၊ ကုန်ပြီ။ တတ္ထ တသ္မိံ ဂါမပဋေ၊ ၌။ ပဟူတာ၊ သော။ ဆဒ္ဓိတာ၊ သော။ ခေါမံ၊ ခေါမလျှော်ကို။ ဝါ၊ ခုမ်လျှော်ကို။ ဝါ၊ ဂုမ်လျှော်ကို။ ဝါ၊ နှမ်းကြပ်လျှော်ကို။ ဝါ၊ ဗိသ္မာလျှော်ကို။ အဒ္ဓသံသု၊ ကုန်ပြီ။ (ပဟူတာ၊ သော။ ဆဒ္ဓိတာ၊ သော။ ခေါမံ၊ ကို။) ဒိသ္မာ၊ ၍။ သဟာယကော၊ သည်။ သဟာယကံ၊ ကို။ အာမဇ္ဇေသိ၊ ပြန်ပြီ။ ကိံ ၊ သို့။ အာမဇ္ဇေသိ၊ နည်း?။ “သမ္မာ တူ။ (မယံ၊ တို့သည်။) ယဿ အတ္တာယ၊ အကြင် ခေါမလျှော်ဟူသော အကျိုးငှါ။ သာဏံ ဝါ၊ ကိုသော်လည်းကောင်း။

သာဏသုတ္တံ ဝါ၊ ကိုသော်လည်းကောင်း။ သာဏိယော ဝါ၊ တို့ကိုသော်လည်းကောင်း။ ဣစ္ဆေယျာမ၊ ကုန်ရာ၏။ ပဟုတံ၊ သော။ ဣဒံ ခေါမံ၊ ဤခေါမလျော်ကို။ ဆဒ္ဓိတံ၊ အပ်ပြီ။ သမ္မ၊ တူ။ (အဟံ၊ သည်။) တေန ဟိ၊ ၏။ တူဉ္စ၊ သည်လည်း။ သာဏဘာရံ၊ ကို။ ဆဇ္ဇေဟိ၊ လော့။ အဟဉ္စ၊ သည်လည်း။ သာဏိဘာရံ၊ ကို။ ဆဇ္ဇေယျာမိ၊ အံ။ ဥဘော၊ ကုန်သော။ မယံ၊ တို့သည်။ ခေါမုဘာရံ၊ ကို။ အာဒါယ၊ ကုန်၍။ ဂမိဿာမ၊ ပါကုန်စို့။ ဣတံ၊ သို့။ အာမန္တေသိ၊ ပြန်ပြီ။ “သမ္မ၊ တူ။ မေ၊ သည်။ အယံ သာဏဘာရော၊ ကို။ ဒုရာဘထော စ၊ ပါပြီ။ သုသန္ဓေဒ္ဓါ စ၊ ပါပြီ။ မေ အား။ အလံ၊ ပါပြီ။ တံ၊ သည်သာ။ ဇာနာဟိ၊ လော့။ ဣတံ၊ သို့။ အဝေါစ၊ ပြီ။ အယ တသ္မိံ ကာလေ၊ ဌံ။ သော သဟာယကော၊ သည်။ သာဏိဘာရံ၊ ကို။ ဆဇ္ဇေတွာ၊ ၍။ ခေါမုဘာရံ၊ ကို။ အာဒိယိ၊ ခဲ့ပြီ။

[နောက်နောက် ဝါကျများကိုလည်း ဝါရအလိုက် အနည်းငယ် ပြောင်းလွဲရမည်မှတစ်ပါး ဤကဲ့သို့ချည်းသာ ယောဇနာရမည်ဖြစ်ရာ အနက်ယောဇနာနိုင်လောက်ပြီဖြစ်၍ ပါဠိသက်သက်ဖြင့်သာ ပေယျာလ ဖော်တားခဲ့မည်။]

တေ ယေန အညတရံ ဂါမပဋ္ဌံ တေနုပသကံမိံ သူ။

တတ္ထ တသ္မိံ ဂါမပဋ္ဌေ၊ ဌံ။ ပဟုတံ၊ သော။ ဆဒ္ဓိတံ၊ သော။ ခေါမသုတ္တံ၊ ခေါမချည်ကို။ ဝါ၊ ခုမ်ချည်ကို။ ဝါ၊ ဂုမ်ချည်ကို။ ဝါ၊ နှမ်းကြပ်ချည်ကို။ ဝါ၊ ဗိသွာချည်ကို။ အဒ္ဓသံသု၊ ကုန်ပြီ။

ဒိသွာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ သမ္မ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏသုတ္တံ ဝါ သာဏိယော ဝါ ခေါမံ ဝါ၊ ဣဒံ ပဟုတံ ခေါမသုတ္တံ ဆဒ္ဓိတံ၊ တေန ဟိ သမ္မ တူဉ္စ သာဏဘာရံ ဆဇ္ဇေဟိ၊ အဟဉ္စ ခေါမဘာရံ ဆဇ္ဇေယျာမိ၊ ဥဘော ခေါမသုတ္တံဘာရံ အာဒါယ ဂမိဿာမာ”တိ၊ ‘အယံ ခေါ မေ သမ္မ သာဏဘာရော ဒုရာဘထော စ သုသန္ဓေဒ္ဓါ စ၊ အလံ မေ တံ ပဇာနာဟိ’တိ။ အထ ခေါ သော သဟာယကော ခေါမဘာရံ ဆဇ္ဇေတွာ ခေါမသုတ္တံဘာရံ အာဒိယိ။ တေ ယေန အညတရံ ဂါမပဋ္ဌံ တေနုပသကံမိံ သူ။

တတ္ထ တသ္မိံ ဂါမပဋ္ဌေ၊ ဌံ။ ပဟုတံ၊ သော။ ဆဒ္ဓိတံ၊ သော။ ခေါမဒုဿံ၊ ခေါမပုဆိုးကို။ အဒ္ဓသံသု၊ ပြန်ကုန်ပြီ။

ဒိသွာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ သမ္မ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏသုတ္တံ ဝါ သာဏိယော

ဝါ ခေါမံ ဝါ ခေါမသုတ္တံ ဝါ။ ဣဒံ ပဟူတံ ခေါမဒုဿံ ဆဒ္ဓိတံ၊ တေန ဟိ သမ္မ တုဉ္စ သာဏဘာရိ ဆဒ္ဓေဟိ၊ အဟဉ္စ ခေါမသုတ္တဘာရိ ဆဒ္ဓေ-
ဿာမိ၊ ဥဘော ခေါမဒုဿဘာရိ အာဒါယ ဂမိဿာမာ”တိ။ “အယံ
ခေါ မေ သာဏဘာရော ဒုရာဘတော စ သုသန္တဒ္ဓေါ စ၊ အလံ မေ
တံ ပဇာနာဟိ”တိ၊ အထ ခေါ သော သဟာယကော ခေါမသုတ္တဘာရိ
ဆဒ္ဓေတွာ ခေါမဒုဿဘာရိ အာဒိယိ။ တေ ယေန အညတရံ ဂါမ-
ပဉ္စံ တေနုပသကံမိ”သု။

တတ္ထ တသ္မိံ ဂါမပဇ္ဇော ဌိ။ ပဟူတံ။ သော။ ဆဒ္ဓိတံ၊ သော။ ကပ္ပိသံ၊
ဝါကို။ အဒ္ဓသံသု၊ ပြန်ကုန်ပြီ။

ဒိသ္မာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ
သမ္မ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏသုတ္တံ ဝါ သာဏိယော
ဝါ ခေါမံ ဝါ ခေါမသုတ္တံ ဝါ ခေါမဒုဿံ ဝါ။ ဣဒံ ပဟူတံ ကပ္ပိသံ
ဆဒ္ဓိတံ။ပ။ အာဒိယိ။ တေ ယေန အညတရံ ဂါမပဉ္စံ တေနုပသကံ-
မိ”သု။

တတ္ထ တသ္မိံ ဂါမပဇ္ဇော ဌိ။ ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ ကပ္ပိသံက-
သုတ္တံ၊ ဝါချည်ကို။ အဒ္ဓသံသု၊ ပြန်ကုန်ပြီ။

ဒိသ္မာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ
သမ္မ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏသုတ္တံ ဝါ သာဏိယော
ဝါ ခေါမံ ဝါ ခေါမသုတ္တံ ဝါ ခေါမဒုဿံ ဝါ ကပ္ပိသံ ဝါ။ ဣဒံ ပဟူတံ
ကပ္ပိသံကသုတ္တံ ဆဒ္ဓိတံ။ပ။ အာဒိယိ။ တေ ယေန အညတရံ
ဂါမပဉ္စံ တေနုပသကံမိ”သု။

တတ္ထ တသ္မိံ ဂါမပဇ္ဇော ဌိ။ ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ ကပ္ပိသံက-
ဒုဿံ။ ဝါချည်ပုဆိုးကို။ အဒ္ဓသံသု၊ ပြန်ကုန်ပြီ။

ဒိသ္မာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ
သမ္မ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏသုတ္တံ ဝါ သာဏိယော
ဝါ ခေါမံ ဝါ ခေါမသုတ္တံ ဝါ ခေါမဒုဿံ ဝါ ကပ္ပိသံ ဝါ ကပ္ပိသံက-
သုတ္တံ ဝါ။ ဣဒံ ပဟူတံ ကပ္ပိသံကဒုဿံ ဆဒ္ဓိတံ။ပ။ အာဒိယိ။
တေ ယေန အညတရံ ဂါမပဉ္စံ တေနုပသကံမိ”သု။

တတ္ထ တသ္မိံ ဂါမပဇ္ဇော ဌိ။ ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ အယံ၊
သံကို။ အဒ္ဓသံသု၊ ပြန်ကုန်ပြီ။

ဒိဿာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ သမ္ပ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏသုတ္တံ ဝါ သာဏိယော ဝါ ခေါမံ ဝါ ခေါမသုတ္တံ ဝါ ခေါမဒုဿံ ဝါ ကပ္ပိသံ ဝါ ကပ္ပိသိကသုတ္တံ ဝါ ကပ္ပိသိကဒုဿံ ဝါ။ ဣဒံ ပဟူတံ အယံ ဆဒ္ဓိတံ။ပ။ အာဒိယိ။ တေ ယေန အညတရံ ဂါမပဋ္ဌံ တေနုပသကံမိံ သု။

တတ္ထ တသ္မိံ ဂါမပဋ္ဌေ၊ ဌိ။ ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ လောဟံ၊ ကြေးနီကို။ အဒ္ဓသံသု၊ ပြန်ကုန်ပြီ။

ဒိဿာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ သမ္ပ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏိယော ဝါ ခေါမံ ဝါ ခေါမသုတ္တံ ဝါ ခေါမဒုဿံ ဝါ ကပ္ပိသံ ဝါ ကပ္ပိသိကသုတ္တံ ဝါ ကပ္ပိသိကဒုဿံ ဝါ အယံ ဝါ။ ဣဒံ ပဟူတံ လောဟံ ဆဒ္ဓိတံ။ပ။ အာဒိယိ။ တေ ယေန အညတရံ ဂါမပဋ္ဌံ တေနုမသကံမိံ သု။

တတ္ထ တသ္မိံ ဂါမပဋ္ဌေ၊ ဌိ။ ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ တိပုံ၊ သလ္လံဖြူကို။ ဝါ၊ ခဲမဖြူကို။ ဝါ၊ ဘင်ကို။ အဒ္ဓသံသု၊ ပြန်ကုန်ပြီ။

ဒိဿာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ သမ္ပ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏသုတ္တံ ဝါ သာဏိယော ဝါ ခေါမံ ဝါ ခေါမသုတ္တံ ဝါ ခေါမဒုဿံ ဝါ ကပ္ပိသိကသုတ္တံ ဝါ ကပ္ပိသိကဒုဿံ ဝါ အယံ ဝါ လောဟံ ဝါ။ ဣဒံ ပဟူတံ တိပုံ ဆဒ္ဓိတံ။ပ။ အာဒိယိ။ တေ ယေန အညတရံ ဂါမပဋ္ဌံ တေနုပသကံမိံ သု။

တတ္ထ တသ္မိံ ဂါမပဋ္ဌေ၊ ဌိ။ ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ သီသံ၊ သလ္လံမည်းကို။ ဝါ၊ ခဲမပုတ်ကို။ ဝါ၊ နာကို။ အဒ္ဓသံသု၊ ပြန်ကုန်ပြီ။

ဒိဿာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ သမ္ပ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏသုတ္တံ ဝါ သာဏိယော ဝါ။ပ။ တိပုံ ဝါ။ ဣဒံ ပဟူတံ သီသံ ဆဒ္ဓိတံ။ ပ။ အာဒိယိ။ တေ ယေန အညတရံ ဂါမပဋ္ဌံ တေနုပသကံမိံ သု။

တတ္ထ တသ္မိံ ဂါမပဋ္ဌေ၊ ဌိ။ ပဟူတံ၊ သော။ ဆဒ္ဓိတံ၊ သော။ သဇ္ဈံ၊ ငွေကို။ အဒ္ဓသံသု၊ ပြန်ကုန်ပြီ။

ဒိဿာ သဟာယကော သဟာယကံ အာမန္တေသိ “ယဿ ခေါ သမ္ပ အတ္ထာယ ဣစ္ဆေယျာမ သာဏံ ဝါ သာဏသုတ္တံ ဝါ သာဏိယော ဝါ။ပ။ သီသံ ဝါ။ ဣဒံ ပဟူတံ သဇ္ဈံ ဆဒ္ဓိတံ။ပ။ အာဒိယိ။

တေ သဟာယကော၊ တို့သည်။ ယေန ဌာနေန၊ ဌံ။ အညတရံ၊ သော။ ဂါမပနံ၊ သည်။ (အတ္ထိ၊ ဧ။) တေန ဌာနေန၊ သို့။ ဥပသကံမိံ သု၊ ပြန်ကုန်ပြီ။ တတ္ထ တသို့ ဂါမပဇ္ဇော ဌံ။ ပဟူတံ၊ သော။ ဆဉ္စိတံ၊ သော။ သုဝဏ္ဏံ၊ ရွှေကို။ အဒ္ဓသံ သု၊ ပြန်ကုန်ပြီ။ (ပဟူတံ၊ သော။ ဆဉ္စိတံ၊ သော။ သုဝဏ္ဏံ၊ ကိ။) ဒိသော၊ ရှိ။ သဟာယကော၊ သည်။ သဟာယကံ၊ ကိ။ အာမန္တေသိ၊ ပြန်ပြီ။ ကိံ၊ သို့။ အာမန္တေသိ၊ နည်း?။ “သမ္မာ တူ။ (မယံ၊ တို့သည်။) ယဿ အတ္တာယ၊ အကြင် ရွှေဟူသောအကျိုးငှါ။ တနည်း။ ယဿ သုဝဏ္ဏဿ၊ အကြင်ရွှေ၏။ အတ္တာယ၊ ငှါ။ သာဏံ ဝါ၊ ကိုသော်လည်းကောင်း။ သာဏသုတ္တံ ဝါ၊ ကိုသော်လည်းကောင်း။ သာဏိယော ဝါ၊ တို့ကိုသော်လည်းကောင်း။ ပ။ သဗ္ဗံ ဝါ၊ ကိုသော်လည်းကောင်း။ ဣစ္ဆေယျာမ၊ ကုန်ရာ၏။ ပဟူတံ၊ သော။ ဣဒံ သုဝဏ္ဏံ၊ ကိ။ ဆဉ္စိတံ၊ အပ်ပြီ။ သမ္မာ တူ။ (အဟံ၊ သည်။) တေန ဟိ၊ ဧ။ တဉ္စ၊ သည်လည်း။ သာဏဘာရိ၊ ကိ။ ဆဉ္စေဟိ၊ လော့။ အဟဉ္စ၊ သည်လည်း။ သဗ္ဗဘာရိ၊ ကိ။ ဆဉ္စေသာမိ၊ အံ။ ဥဘော၊ ကုန်သော။ မယံ၊ တို့သည်။ သုဝဏ္ဏဘာရိ၊ ကိ။ အာဒါယ၊ ကုန်၍။ ဂမိဿာမ၊ ကုန်စို့။ ဣတိ၊ သို့။ အာမန္တေသိ၊ ပြန်ပြီ။ “သမ္မာ တူ။ မေ၊ သည်။ အယံ သာဏဘာရော၊ ကိ။ ဒုရာဘတော စ၊ ပါပြီ။ သုသန္ဓေဒ္ဓါ စ၊ ပါပြီ။ မေ အား။ အလံ၊ ပါပြီ။ တံ၊ သည်သာ။ ပဇောနာဟိ၊ လော့”။ ဣတိ၊ သို့။ အပေါစ၊ ပြီ။ အထ တသို့ ကာလေ၊ ဌံ။ သော သဟာယကော၊ သည်။ သဗ္ဗဘာရိ၊ ကိ။ ဆဉ္စေတွာ၊ ရှိ။ သုဝဏ္ဏဘာရိ၊ ကိ။ အာဒိယိ၊ ပြီ။

တေ သဟာယကော၊ တို့သည်။ ယေန ဌာနေန၊ ဌံ။ သကော။ မိမိဥစ္စာဖြစ် သော။ ဂါမော၊ သည်။ (အတ္ထိ၊ ဧ။) တေန ဌာနေန၊ သို့။ ဥပသကံမိံ သု၊ ကုန်ပြီ။ တတ္ထ တေသု သဟာယကေသု၊ တို့တွင်။ ယော သော သဟာယကော၊ သည်။ သာဏဘာရိ၊ ကိ။ အာဒါယ၊ ရှိ။ အဂမာသိ၊ ပြီ။ တဿ သဟာယကဿ၊ ဧ။ မာတာပိတရော၊ တို့သည်။ နေဝ အဘိနန္ဒိံ သု၊ မနှစ်သက်ကြကုန်။ ပုတ္တဒါရာ၊ သား၊ မယားတို့သည်။ န အဘိနန္ဒိံ သု၊ ကုန်။ မိတ္တာမစ္စာ၊ အဆွေခင်ပွန်း၊ တကွဖြစ်ဘော်ဖြစ်ဘက်ဖြစ်ကုန်သော အဖော်သဟာယ်ချင်းတို့သည်။ န အဘိနန္ဒိံ သု၊ ကုန်။ တတောနိဒါနံ၊ ပိုက်ဆံလျှော်ထုပ်ကို ထမ်းဆောင်လာခြင်းဟူသော အကြောင်းကြောင့်။ တတောနိဒါနံ၊ ပိုက်ဆံလျှော်ထုပ်ကို ထမ်းဆောင်လာခြင်းဟူသောအကြောင်းရှိသော။ [တတောနိဒါနံ သဗ္ဗိကို တန္တနည်းပြု၍ နှစ်ထပ်ကောက်သည်။] သုခံ၊ ကာယိကသုခကိုလည်းကောင်း။ သောမနဿံ၊ ကောင်းသောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သော စေတသိကသုခဝေဒနာကိုလည်းကောင်း။ န စ အဓိဂစ္ဆိ၊ ရသည်လည်း မဟုတ်။ ပန၊ အဟုတ်ကား။ ယော သော သဟာယကော၊ သည်။ သုဝဏ္ဏဘာရိ၊ ကိ။ အာဒါယ၊ ရှိ။

အဂမာသိ၊ ပြီ။ တဿ သဟာယကဿ၊ ၏။ မာတာပိတရောပိ၊ တို့သည်လည်း။ အဘိနန္ဒိ သု၊ နှစ်သက်ကြကုန်ပြီ။ ပုတ္တဒါရာပိ၊ တို့သည်လည်း။ အဘိနန္ဒိ သု၊ ကုန်ပြီ။ မိတ္တာမစ္စာပိ၊ တို့သည်လည်း။ အဘိနန္ဒိ သု၊ ကုန်ပြီ။ တတောနိဒါနဉ္စ၊ ထို ရွှေထုပ်ကို ထမ်းဆောင်လာခြင်းဟူသော အကြောင်းကြောင့်လည်း။ တတောနိဒါနဉ္စ၊ ရှိသည်လည်းဖြစ်သော။ သုခံ၊ ကိုလည်းကောင်း။ သောမနဿံ၊ ကိုလည်းကောင်း။ အဓိဂစ္ဆိ၊ ရပြီ။ ရာဇည၊ ည။ ဝေမေဝ ခေါ၊ တူသာလျှင်။ တံ၊ သည်။ သာဏဘာရိကူပမော မညေ၊ ပိုက်ဆံလျှော်ထုပ်ရှိသော ယောက်ျားဟူသော ဥပမာရှိသော ယောက်ျားကဲ့သို့။ ဝါ၊ ပိုက်ဆံလျှော်ထုပ် ရှိသော ယောက်ျားကဲ့သို့။ ပဋိဘာသိ၊ ၏။ ရာဇည၊ ည။ (တံ၊ သည်။) ပါပကံ၊ သော။ ဧတံ ဒိဋ္ဌိဂတံ၊ ကို။ ပဋိနိဿဇ္ဇ၊ လော့။ ရာဇည၊ ည။ (တံ၊ သည်။) ပါပကံ၊ သော။ ဧတံ ဒိဋ္ဌိဂတံ၊ ကို။ ပဋိနိဿဇ္ဇ၊ လော့။ တေ၊ အား။ ဒီသရတ္တံ၊ လုံး။ အဟိတာယ၊ ငှါလည်းကောင်း။ ဒုက္ခာယ၊ ငှါလည်းကောင်း။ မာ အဟောသိ၊ လင့်။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

သရဏဂမန

၉၃၇။ “ဘော ကဿပ၊ပ။ (အာလုပ်ပုဒ်တည့်ပါ။) အဟံ၊ သည်။ ပုရိမေန၊ ရှေးဖြစ်သော။ ဩပမေဓနေဝ၊ လှ နေဟူသော ဥပမာဖြင့်သာလျှင်။ ဝါ၊ နှိုင်းယှဉ်ကြောင်းဖြစ်သော လှ နေဖြင့်သာလျှင်။ ဘောတော ကဿပဿ၊ အား။ အတ္တမနော၊ မိမိစိတ်ရှိသည်။ ဝါ၊ ပီတိ၊ သောမနဿတို့သည် ယူအပ်သောစိတ်ရှိသည်။ အဘိရဒ္ဓေါ၊ အလွန်နှစ်သက်သည်။ ဝါ၊ အလွန်နှစ်သက်သော စိတ်ရှိသည်။ (အမှီ၊ ဖြစ်ခဲ့ပါ၏။) အပိစ၊ ထိုသို့ပင်ဖြစ်ပါသော်လည်း။ အဟံ၊ သည်။ ဝိစိတြာနိ၊ ဆန်းကြယ်ကုန်သော။ ဣမာနိ ပဉ္စာပဋိဘာနာနိ၊ ဤ ပြဿနာတို့၌ သင်၏ ဉာဏ်၏ ထင်ခြင်းတို့ကို။ ဝါ၊ ဤ အကျွန်ုပ်သိခြင်းငှါ အလိုရှိအပ်သည်ဖြစ်၍ မေးအပ်သောအနက်တို့၌ သင်၏ ပြဿနာကို ဖြေဆိုခြင်း၏ အစွမ်းအားဖြင့် ဉာဏ်၏ ထင်ခြင်းတို့ကို။ သောတုကာမော၊ နာခြင်းငှါ အလိုရှိသည်။ (ဟုတော၊ ရှိ။) ဝေ၊ သို့။ ဝါ၊ သို့ကလောက်။ [ဧဝိဟံ ၌ အဟံ ကား ပဒုပုရဏ၊ ပဒါလင်္ကာရမ္ပသာတည်း။] ဘဝန္တံ ကဿပံ၊ ၏။ ပစ္စနိကံ၊ ဆန့်ကျင်ဘက်ကို။ ဝါ၊ ဆန့်ကျင်ဘက်ကဲ့သို့။ ကာတဗ္ဗံ၊ ပြုအပ်၏ဟူ၍။ အမညိဿံ၊ အောက်မေ့မှတ်ထင်ခဲ့မိပါပြီ။ [ဤ၌ အမညိဿန္တိ ဟု တိ တလုံး ပိုနေ၏။]

ဘော ကဿပ၊ပ။ (ဘောတော ကဿပဿ၊ ၏။ ဝစနံ၊ ကို။ ဝါ၊ သည်။ သုယျမာနသုခတော၊ ကြားနာအပ်သည်ရှိသော် ချမ်းသာကိုဆောင်တတ်သည် ၏အဖြစ်ကြောင့်။) အဘိက္ကန္တံ၊ အလွန်ကောင်းပါပေစွ။ ဝါ၊ အလွန်နှစ်သက်အပ်

ပါပေစွ။ ဘော ကဿပပ။ (ဘောတော ကဿပဿ၊ ၏။ ဝစနံ၊ ကိ။ ဝါ၊ သည်။ ဝိမံသိယမာနဟိတတော၊ စုံစမ်းအပ်သည်ရှိသော် စီးပွားကို ဆောင်တတ်သည်၏ အဖြစ်ကြောင့်။) အဘိက္ကန္တံ၊ စူ။ ဘော ကဿပပ။ သေယျထာပိ၊ မည်သည်။ (ကောစိ၊ သော။ ပုရိသော၊ သည်။) နိက္ကုဇ္ဇိတံ၊ ကိ။ ဥက္ကုဇ္ဇေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ ပဋိစ္ဆန္တံ၊ ကိ။ ဝိဝရေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ မူဠဿ၊ အား။ မဂ္ဂံ၊ ကိ။ အာစိက္ခေယျ သေယျထာပိ ဝါ၊ သို့သော်လည်းကောင်း။ အန္ဓကာရေ၊ ဌ။ ‘စက္ခုမန္တော၊ ကုန်သော။ (ပုရိသ၊ တို့သည်။) ရူပါနိ၊ တို့ကို။ ဒက္ခိယန္တိ၊ ကုန်လိမ့်လတ္တံ့။’ လူတိ မနသိကတွာ၊ ရှိ။ တေလပဇ္ဇောတံ၊ ကိ။ ဓာရေယျ သေယျထာပိ ဝါ၊ သို့သော် လည်းကောင်း။ ဝေမေဝ၊ တူသာလျှင်။ ဘောတာ ကဿပေန၊ သည်။ အနေကပရိယာယေန၊ ဖြင့်။ ဓမ္မော၊ ကိ။ ပကာသိတော၊ အပ်ပါပြီ။ ဘော ကဿပပ။ သောဟံ သော အဟံ၊ သည်။ တံ ဘဝန္တံ ဂေါတမံ၊ ကိ။ သရဏံ၊ ဟူ၍။ ဂစ္ဆာမိ၊ ပါ၏။ ဓမ္မဉ္စ၊ ကိုလည်း။ သရဏံ၊ ဟူ၍။ ဂစ္ဆာမိ၊ ပါ၏။ ဘိက္ခုသံသဉ္စ၊ ကိုလည်း။ သရဏံ၊ ဟူ၍။ ဂစ္ဆာမိ၊ ပါ၏။ ဘဝံ ကဿပေါ၊ သည်။ မံ၊ ကိ။ အဇ္ဇတဂ္ဂေ၊ ရှိ။ ပါဏုပေတံ၊ သော။ သရဏံ၊ ဟူ၍။ ဂတံ၊ သော။ ဥပါသကံ၊ ဟူ၍။ ဓာရေတု စ၊ သိလည်း သိမှတ်တော်မူပါလော့။

ဘော ကဿပပ။ အဟံ၊ သည်။ မဟာပုညံ၊ ကြီးစွာသောယဇ်ကို။ ယဇိတံ၊ ပူဇော်ခြင်းငှါ။ လူစ္ဆာမိ စ၊ အလိုလည်း ရှိပါ၏။ ဘဝံ ကဿပေါ၊ သည်။ မံ၊ အကျွန်ုပ်ကို။ အနုသာသတု၊ သွန်သင်ဆုံးမ နည်းလမ်းပြတော်မူပါလော့။ (ဘောတော ကဿပဿ၊ ၏။) ယံ အနုသာသနံ၊ အကြင် ဆုံးမခြင်းသည်။ မမ၊ အား။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့၊ ညဉ့်ပတ်လုံး။ ဟိတာယ၊ စီးပွားကို ပြုခြင်းငှါလည်းကောင်း။ သုခါယ။ ချမ်းသာကို ပြုခြင်းငှါလည်းကောင်း။ အဿ၊ ဖြစ်ရာပါ၏။

တနည်း။ (ဘောတော ကဿပဿ၊ ၏။) ယံ အနုသာသနံ၊ သည်။ (အတ္ထိ၊ ပါ၏။ တံ အနုသာသနံ၊ သည်။) မမ၊ အား။ ဒီဃရတ္တံ၊ လုံး။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ အဿ၊ ပါ၏။ တနည်း။ ယံ ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ (ဘောတော ကဿပဿ၊ ၏။ အနုသာသနံ၊ သည်။) မမ၊ အား။ ဒီဃရတ္တံ၊ လုံး။ ဟိတာယ၊ ငှါလည်းကောင်း။ သုခါယ၊ ငှါလည်းကောင်း။ အဿ၊ ပါ၏။ (တေန ကာရဏေန၊ ကြောင့်။) ဘဝံ ကဿပေါ၊ သည်။ မံ၊ ကိ။ အနုသာသတု၊ လော့”။ လူတိ၊ သို့။ အဝေါစ၊ ပါယာသိရာဥေက လျှောက်ပြန်ပြီ။

ယညကထာ

၄၃၈။ “ရာဇည၊ ည။ ယထာရူပေ၊ အကြင်သို့သဘောရှိသော။ ယညေ၊ ယဇ်၌။ ဝါဝေါ ဝါ၊ နွားတို့ကိုသော်လည်း။ ဟညန္တိ၊ သတ်အပ်ကုန်၏။ အဇေဠကာ ဝါ၊ ဆိတ်၊ သိုးတို့ကိုသော်လည်း။ ဟညန္တိ၊ သတ်အပ်ကုန်၏။ ကုက္ကုဠသုကရာ ဝါ၊ ကြက်၊ ဝက်တို့ကိုသော်လည်း။ ဟညန္တိ၊ သတ်အပ်ကုန်၏။ ဝိဝိဓေ၊ အထူးထူး အပြားပြားကုန်သော။ ပါဏာ ဝါ၊ သတ္တဝါတို့သည်သော်လည်း။ သဗ္ဗာတံ၊ ပျက်စီးခြင်းသို့။ အာပဇ္ဇန္တိ၊ ရောက်ကြရကုန်၏။ ပဋိဂ္ဂါဟကာ စ၊ အလှူခံပုဂ္ဂိုလ်တို့သည်လည်း။ မိစ္ဆာဒိဋ္ဌိ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အယူရှိကြကုန်သည်။ မိစ္ဆာသင်္ကပ္ပိ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အကြံရှိကြကုန်သည်။ မိစ္ဆာဝါစာ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော စကားရှိကြကုန်သည်။ မိစ္ဆာကမ္မန္တာ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အမှုရှိကြကုန်သည်။ မိစ္ဆာအာဇီဝါ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အသက်မွေးခြင်းရှိကြကုန်သည်။ မိစ္ဆာဝါယာမာ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော လုံ့လရှိကြကုန်သည်။ မိစ္ဆာသတိ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော သတိရှိကြကုန်သည်။ မိစ္ဆာသမာဓိ၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော သမာဓိရှိကြကုန်သည်။ ဟောန္တိ၊ ကုန်၏။

ရာဇည၊ ည။ ဝေရူပေါ၊ ဤသို့သဘောရှိသော။ ယညော၊ သည်။ မဟာပူလော၊ များသော သဒိသအကျိုးရှိသည်။ န ဟောတိ၊ မဖြစ်။ မဟာနိသံသော၊ များသော ဂုဏ်အာနိသင်ရှိသည်။ ဝါ၊ များသော ချီးမွမ်းအပ်သော ဂုဏ်ရှိသည်။ န ဟောတိ၊ မဖြစ်။ မဟာဇုတိကော၊ များသော တောက်ပတတ်သော အာနုဘော်ရှိသည်။ န ဟောတိ၊ မဖြစ်။ မဟာဝိပ္ပူရော၊ များသော ပြန့်ကျယ်သော သဒိသအကျိုးရှိသည်။ န ဟောတိ၊ မဖြစ်။ ရာဇည၊ ည။ သေယျထာပိ၊ သည်။ ကဿကော၊ လယ်ထွန်ယောက်ျားသည်။ ဗီဇနင်္ဂလံ၊ မျိုးစေ့ ထွန်တုံးကို။ အာဒါယ၊ ယူ၍။ ဝနံ၊ တောသို့။ ပဝိသေယျ၊ ဝင်ရာ၏။ သော ကဿကော၊ သည်။ တတ္ထ တသ္မိံ ဝနေ၊ ဌ။ ဒုဗ္ဘူမေ၊ မကောင်းသော မြေအတိုရှိသော။ ဝါ၊ မညီညွတ်သော မြေအတိုရှိသော။ အဝိဟတခါဏုကဏ္ဍကေ၊ မဖျက်ဆီးအပ်သော သစ်ငုတ်၊ ဆူးရှိသော။ ဒုက္ခေတ္တေ၊ မကောင်းသော လယ်၌။ ဝါ၊ စက်ဆုပ်အပ်သော လယ်၌။ ခဏ္ဍာနိ၊ အပိုင်းအပိုင်း ပြတ်ကျိုးကုန်သော။ ပူတိနိ၊ ပုပ်ဆွေးကုန်သော။ ဝါတာတပ ပဟတာနိ၊ လေ နေပူသည် ဖျက်ဆီးအပ်ကုန်သော။ အသာရဒါနိ၊ ဆန်တည်းဟူသော အနှစ်ကို မယူတတ်ကုန်သော။ အသုခသယိတာနိ၊ ကျိုကြ၌ ချမ်းသာစွာ မကိန်းစေအပ်ကုန်သော။ ဗီဇာနိ၊ မျိုးစေ့တို့ကို။ ပတိဋ္ဌာပေယျ၊ တည်စေရာ၏။ ဒေဝေါ စ၊ မိုးသည်လည်း။ ကာလေန ကာလံ၊ ရံခါ ရံခါ။ ဝါ၊ ရံဖန် ရံဖန်။ သမ္မာ၊

ကောင့်စွာ။ ဝါ၊ အရည်သန်စွာ။ ဓာရုံ၊ ရေအယဉ်ကို။ န အနုပုဝေစ္ဆေယျ၊
 ဝါ၊ မဝင်စေရာ။ မသွန်းရာ။ ဝါ၊ မရွာသွန်းရာ။ တာနိ ဗီဇာနိ၊ တို့သည်။ ဝုစ္ဆိံ၊
 အညွန့်၊ အဖူး အစရှိသည်ဖြင့် အထက်၌ ကြီးပွားခြင်းသို့။ ဝိရူဠိံ၊ အမြစ် အမြေး
 အယုက်အစရှိသည်ဖြင့် အောက်၌ စည်ပင်ခြင်းသို့။ ဝေပုလ္လံ၊ အရွက်၊ အပွင့်အစရှိ
 သည်ဖြင့် ထက်ဝန်းကျင်၌ ပြန့်ပြောသည်၏အဖြစ်သို့။ အာပဇ္ဇေယျံ၊ အပိ နှ၊
 ရောက်နိုင်ကုန်ရာအံ့လော။ ကဿကော ဝါ၊ လယ်ထွန်ယောက်ျားသည်
 သော်လည်း။ ဝိပုလံ၊ ပြန့်ပြောသော။ ဖလံ၊ အကျိုးကို။ အဓိဂစ္ဆေယျ၊ အပိ
 နှ၊ ရနိုင်အံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

“ဘော ကဿပ၊ ပ။ တာနိ ဗီဇာနိ၊ တို့သည်။ ဝုစ္ဆိံ၊ သို့။ ဝိရူဠိံ၊ သို့။
 ဝေပုလ္လံ၊ သို့။ ဧဝံ၊ သို့။ န အာပဇ္ဇေယျံ၊ ကုန်ရာပါသည်သာ။ ကဿကော ဝါ၊
 သည်သော်လည်း။ ဝိပုလံ၊ သော။ ဖလံ၊ ကို။ ဧဝံ၊ သို့။ န အဓိဂစ္ဆေယျ၊ ရာပါ
 သည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။ “ရာဇည၊
 ည။ ဝေမေဝ၊ တူသာလျှင်။ ယထာရူပေ၊ သော။ ယညေ၊ ဌံ။ ဂါဝေါ ဝါ၊
 တို့ကိုသော်လည်း။ ဟညန္တိ၊ အပ်ကုန်၏။ အဇေဠကော ဝါ၊ တို့ကိုသော်လည်း။
 ဟညန္တိ၊ အပ်ကုန်၏။ ကုက္ကုဋ္ဌသကရာ ဝါ၊ တို့ကိုသော်လည်း။ ဟညန္တိ၊ အပ်ကုန်
 ၏။ ဝိဝိဓာ၊ ကုန်သော။ ပါဏာ ဝါ၊ တို့သည်သော်လည်း။ သဃံဘတံ၊ သို့။
 အာပဇ္ဇန္တိ၊ ရကုန်၏။ ပဋိဂ္ဂါဟကာ စ၊ တို့သည်လည်း။ မိစ္ဆာဒိဋ္ဌိ၊ ကုန်သည်။
 မိစ္ဆာသင်္ကပ္ပိ၊ ကုန်သည်။ မိစ္ဆာဝါစာ၊ ကုန်သည်။ မိစ္ဆာကမ္မန္တာ၊ ကုန်သည်။
 မိစ္ဆာအာဇီဝါ၊ ကုန်သည်။ မိစ္ဆာဝါယာမာ၊ ကုန်သည်။ မိစ္ဆာသတိ၊ ကုန်သည်။
 မိစ္ဆာသမာဓိ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ရာဇည၊ ည။ ဝေရူပေါ၊ သော။
 ယညော၊ သည်။ မဟာပုလော၊ သည်။ န ဟောတိ၊ မဖြစ်။ မဟာနိသံသော၊
 သည်။ န ဟောတိ၊ မဖြစ်။ မဟာဇုတိကော၊ သည်။ န ဟောတိ၊ မဖြစ်။
 မဟာဝိပ္ပူရော၊ သည်။ န ဟောတိ၊ မဖြစ်။ ဝါ၊ ဖြစ်သည်မဟုတ်။

ရာဇည၊ ည။ စ ခေါ၊ အဟုတ်အမှန်ကား။ ယထာရူပေ၊ သော။ ယညေ၊
 ဌံ။ ဂါဝေါ၊ တို့ကို။ နေဝ ဟညန္တိ၊ မသတ်အပ်ကုန်။ အဇေဠကော၊ တို့ကို။
 န ဟညန္တိ၊ ကုန်။ ကုက္ကုဋ္ဌသကရာ၊ တို့ကို။ န ဟညန္တိ၊ ကုန်။ ဝိဝိဓာ၊ ကုန်သော။
 ပါဏာ ဝါ၊ တို့သည်သော်လည်း။ သဃံဘတံ၊ သို့။ န အာပဇ္ဇန္တိ၊ ရကုန်။ ပဋိ-
 ဂ္ဂါဟကာ စ၊ တို့သည်လည်း။ သမ္မာဒိဋ္ဌိ၊ မဖောက်မပြန် ဟုတ်မှန်သော အယု
 ရှိကြကုန်သည်။ သမ္မာသင်္ကပ္ပိ၊ မဖောက်မပြန် ဟုတ်မှန်သော အကြံရှိကြကုန်
 သည်။ သမ္မာဝါစာ၊ မဖောက်မပြန် ဟုတ်မှန်သော စကားရှိကြကုန်သည်။
 သမ္မာကမ္မန္တာ၊ မဖောက်မပြန် ဟုတ်မှန်သော အမှုရှိကြကုန်သည်။ သမ္မာအာ-
 ဇီဝါ၊ မဖောက်မပြန် ဟုတ်မှန်သော အသက်မွေးခြင်းရှိကြကုန်သည်။ သမ္မာ-
 ဝါယာမာ၊ မဖောက်မပြန် ဟုတ်မှန်သော လုံ့လရှိကြကုန်သည်။ သမ္မာသတိ၊

မဖောက်မပြန် ဟုတ်မှန်သော သတိရှိကြကုန်သည်။ သမ္မာသမာဓိ၊ မဖောက် မပြန် ဟုတ်မှန်သော သမာဓိရှိကြကုန်သည်။ ဟောန္တိ၊ ကုန်၏။

ရာဇည၊ ည။ ဝေရူပေါ၊ သော။ ယညော ခေါ၊ သည်သာ။ မဟပ္ပလော၊ သည်။ မဟာနိသံသော၊ သည်။ မဟာဇုတိကော၊ သည်။ မဟာဝိပ္ပါရော၊ သည်။ ဟောတိ၊ ၏။ ရာဇည၊ ည။ သေယျထာပိ၊ မည်သည်။ ကဿကော၊ သည်။ ဗိဇနင်္ဂလံ၊ ကို။ အာဒါယ၊ ရှိ။ ဝနံ၊ သို့။ ပဝိသေယျ၊ ရာ၏။ သော ကဿကော၊ သည်။ တတ္ထ တသ္မိံ ဝနေ၊ ဌ။ သုဘူမေ၊ ကောင်းသော မြေအဘို့ရှိသော။ ဝါ၊ ညီညွတ်သော မြေအဘို့ရှိသော။ သုဝိဟတခါဏုကဏုကော၊ ကောင်းစွာ ဖျက်ဆီး အပ်ပြီးသော သစ်ငုတ်၊ ဆူးရှိသော။ သုခေတ္တော၊ ကောင်းသော လယ်ဌ။ အခဏ္ဍာနိ၊ ကုန်သော။ အပူတိနိ၊ ကုန်သော။ အဝါတာတပ ပဟတာနိ၊ ကုန် သော။ သာရဒါနိ၊ ကုန်သော။ သုခသယိတာနိ၊ ကုန်သော။ ဗိဇာနိ၊ တို့ကို။ ပတိ- ဌာပေယျ၊ ရာ၏။ ဒေဝေါ စ၊ သည်လည်း။ ကာလေန ကာလံ၊ ရံခါ ရံခါ။ သမ္မာ၊ စွာ။ ဓာရံ၊ ကို။ အနုပ္ပဝေစ္ဆေယျ၊ ရာ၏။ တာနိ ဗိဇာနိ၊ တို့သည်။ ဝုစ္ဆိံ၊ သို့။ ဝိရူဠိံ၊ သို့။ ဝေပုလ္လံ၊ သို့။ အာပဇ္ဇေယျ၊ အပိ န၊ နိုင်ကုန်ရာအံ့လော။ ကဿ- ကော ဝါ၊ သည်သော်လည်း။ ဝိပုလံ၊ သော။ ဖလံ၊ ကို။ အဓိဂစ္ဆေယျ အပိ န၊ ရာအံ့လော”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။ “ဘော ကဿပ၊ ပ။ တာနိ ဗိဇာနိ၊ တို့သည်။ ဝုစ္ဆိံ၊ သို့။ ဝိရူဠိံ၊ သို့။ ဝေပု- လ္လံ၊ သို့။ ဧဝံ၊ သို့။ အာပဇ္ဇေယျ၊ ကုန်ရာပါသည်သာ။ ကဿကော ဝါ၊ သည်သော်လည်း။ ဝိပုလံ၊ သော။ ဖလံ၊ ကို။ ဧဝံ၊ သို့။ အဓိဂစ္ဆေယျ၊ နိုင်ရာ ပါသည်သာ”။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိရာဇညက လျှောက်ပြန်ပြီ။

“ရာဇည၊ ည။ ဝေမေဝ ခေါ၊ တူသာလျှင်။ ယထာရူပေါ သော။ ယညော ဌ။ ဂါဝေါ၊ တို့ကို။ နေဝ ဟညန္တိ၊ အပ်ကုန်။ အဇေဋ္ဌကော၊ တို့ကို။ န ဟညန္တိ၊ အပ်ကုန်။ ကုက္ကဋ္ဌသုကရာ၊ တို့ကို။ န ဟညန္တိ၊ အပ်ကုန်။ ဝိဝိဓော၊ ကုန်သော။ ပါဏာ ဝါ၊ တို့သည်သော်လည်း။ သင်္ခာတံ၊ သို့။ န အာပဇ္ဇန္တိ၊ ရကုန်။ ပဋိဂ္ဂါ- ဟကာ စ၊ တို့သည်လည်း။ သမ္မာဒိဋ္ဌိ၊ ကုန်သည်။ သမ္မာသကံပ္ပိ၊ ကုန်သည်။ သမ္မာဝါစာ၊ ကုန်သည်။ သမ္မာကမ္မန္တာ၊ ကုန်သည်။ သမ္မာအာဇီဝါ၊ ကုန်သည်။ သမ္မာဝါယာမာ၊ ကုန်သည်။ သမ္မာသတိ၊ ကုန်သည်။ သမ္မာသမာဓိ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ရာဇည၊ ည။ ဝေရူပေါ၊ သော။ ယညော ခေါ၊ သည်သာ လျှင်။ မဟပ္ပလော၊ များသော သဒိသအကျိုးရှိသည်။ မဟာနိသံသော၊ များ သော ဂုဏ်အာနိသင်ရှိသည်။ ဝါ၊ များသော ချီးမွမ်းအပ်သောဂုဏ်ရှိသည်။ မဟာဇုတိကော၊ များသော တောက်ပတတ်သော အာနုဘော်ရှိသည်။ မဟာ- ဝိပ္ပါရော၊ များသော ပြန်ကြယ်သော သဒိသအကျိုးရှိသည်။ ဟောတိ၊ ၏”။ ဣတိ၊ သို့။ အဝေါစ၊ အရှင်ကုမာရကဿပက ပြောဆိုပြန်ပြီ။

ဥတ္တရမာဏဝတ္ထု

၄၃၉။ အထ ပစ္စွာ၊ ဘရားနာပြီးရာကာလမှ နောက်၌။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ သမဏဗြာဟ္မဏကပဏဒ္ဓိကဝဏိဗ္ဗကယာစကာနံ၊ ရဟန်း၊ ပုဏ္ဏား၊ အထီးကျန်သောပုဂ္ဂိုလ်၊ ခရီးသွားသောပုဂ္ဂိုလ်၊ အလှူရှင်ကို ချီးမွမ်း၍ တောင်းရမ်းတတ်သောပုဂ္ဂိုလ်၊ အနည်းငယ်တောင်းရမ်းတတ်သော ပုဂ္ဂိုလ်တို့ အား။ ဒါနံ၊ ဒါနကို။ ပဋ္ဌပေသိ၊ ဖြစ်စေပြီ။ တသ္မိံ ဒါနေ၊ ထိုဒါန၌။ [ခေါ ပန သဒ္ဓါ ပဒပုရဏဗျသာ] ဝေရူပံ၊ ဤသို့ သဘောရှိသော။ ဘောဇနံ၊ ဘောဇဉ်ကို။ ဒီယတိ၊ ပေးအပ်၏။ ကံဝရူပံ၊ သော။ ဘောဇနံ၊ ကို။ ဒီယတိ၊ နည်း?။ ဗိလင်္ဂဒုတိယံ၊ နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပအုံးရည်ရှိသော။ ဝါ၊ နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဆန်ပုံးရည်ရှိသော။ ဝါ၊ အဖော်ဖြစ်သော ပအုံးရည်ရှိသော။ ကဏာဇကံ စ၊ ဆန်ကွဲထမင်းကိုလည်းကောင်း။ ဓောရကာနိ၊ ဖွတ်လျှော်အပ်ကုန်သော။ ဝါ၊ ရှုန့်ကြမ်းကုန်သော။ ဂုဋ္ဌဝါလကာနိ၊ ရှုပ်ထွေး ထူထဲ ပေါင်းခဲသော အဆာရှိကုန်သော။ ဝတ္ထာနိ စ၊ အဝတ်တို့ကိုလည်းကောင်း။ ဒီယန္တိ၊ အပ်ကုန်၏။ တသ္မိံ ဒါနေ၊ ၌။ ဥတ္တရော နာမ၊ ဥတ္တရအမည်ရှိသော။ မာဏဝေါ၊ လုလင်သည်။ ဝါဝဇ္ဇော၊ အားစိုက်တတ်သည်။ အဟောသိ၊ ဖြစ်ပြီ။ သော မာဏဝေါ၊ သည်။ ဒါနံ၊ ကို။ ဒတော၊ ရှိ။ ဧဝံ၊ သို့။ အနုဒ္ဓိသတိ၊ အဖန်ဖန် မြည်တမ်းပြောဆို၏။ ကံ၊ သို့။ အနုဒ္ဓိသတိ၊ နည်း?။ အဟံ၊ သည်။ ဣမိနာ ဒါနေန၊ ဤဒါနဖြင့်။ ပါယာသိ၊ သော။ ရာဇညံ၊ ကို။ ဣမသ္မိံ ဝေ လောကေ၊ ဤပစ္စုပ္ပန်လောက၌သာလျှင်။ သမာဂစ္ဆိံ၊ ပေါင်းဆုံရပါလိ၏။ ပရသ္မိံ လောကေ၊ တမလွန်လောက၌။ မာ သမာဂစ္ဆိံ၊ မပေါင်းဆုံရလို့။ ဣတိ ဧဝံ၊ သို့။ အနုဒ္ဓိသတိ၊ ၏။

ပါယာသိ၊ သော။ ရာဇညော၊ သည်။ အသောသိ ခေါ၊ ကြားသိရပြီးသည်သာ။ ကံ၊ သို့။ အသောသိ၊ နည်း?။ ဥတ္တရော၊ သော။ မာဏဝေါ၊ သည်။ ဒါနံ၊ ကို။ ဒတော၊ ရှိ။ ‘အဟံ၊ သည်။ ဣမိနာ ဒါနေန၊ ဖြင့်။ ပါယာသိ၊ သော။ ရာဇညံ၊ ကို။ ဣမသ္မိံ ဝေ လောကေ၊ ၌သာလျှင်။ သမာဂစ္ဆိံ၊ လို၏။ ပရသ္မိံ လောကေ၊ ၌။ မာ သမာဂစ္ဆိံ၊ လို့။ ဣတိ ဧဝံ၊ သို့။ အနုဒ္ဓိသတိ ကိရ၊ အဖန်ဖန် မြည်တမ်းပြောဆိုသတတ်။ ဝါ၊ သတံ။ ဣတိ၊ သို့။ အသောသိ ခေါ၊ ရပြီးသည်သာ။ အထ ပစ္စွာ၊ ကြားသိရပြီးရာ ကာလမှ နောက်၌။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ ဥတ္တရံ၊ သော။ မာဏဝံ၊ ကို။ အာမန္တာပေတွာ၊ ခေါ်စေ၍။ ဧတံ ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကံ၊ သို့။ အဝေါစ၊ နည်း?။ “တာတ ဥတ္တရ၊ အမောင်ဥတ္တရ။ တံ၊ သည်။ ဒါနံ၊ ကို။ ဒတော၊ ရှိ။ အဟံ၊ သည်။ ဣမိနာ ဒါနေန၊ ဖြင့်။ ပါယာသိ၊ သော။ ရာဇညံ၊ ကို။ ဣမသ္မိံ ဝေ လောကေ၊ ၌သာလျှင်။ သမာဂစ္ဆိံ၊ ၏။ ပရသ္မိံ

လောကေ ဌ။ မာ သမာဂစ္ဆိံ ၊ လိံ။ ဣတိ ဧဝံ သို့။ အနုဒ္ဓိသသိ ကိရ၊
 အဖန်ဖန် မြည်တမ်းပြောဆို၏ဟု ကြားရသည်ကား။ သစ္စံ၊ မှန်ပေသလော။
 ဝါ၊ အမှန်ပင်ဖြစ်ပေသလော။ ဣတိ သို့။ အဝေါစ၊ ပြီ။ “ဘော၊ အရှင်။
 ဧဝံ ဤသို့ ကြားသည့်အတိုင်း မှန်ပါ၏။” တနည်း။ “ဘော၊ အရှင်။ အဟံ၊
 သည်။ ဒါနံ၊ ကို။ ဒတွာ၊ ရှိ။ အဟံ၊ သည်။ ဣမိနာ ဒါနေန၊ ဖြင့်။ ပါယာသိ ၊
 သော။ ရာဇညံ၊ ကို။ ဣမသ္မိံ ဧဝ လောကေ ဌသာလျှင်။ သမာဂစ္ဆိံ ၊ လိံ၏။
 ပရသ္မိံ လောကေဌ။ မာ သမာဂစ္ဆိံ ၊ လိံ။ ဣတိ ဧဝံ သို့။ အနုဒ္ဓိသသိ
 ကိရ၊ အဖန်ဖန် မြည်တမ်းပြောဆို၏ဟု ကြားရသည်ကား။ သစ္စံ၊ မှန်ပါ၏။ ဝါ၊
 အမှန်ပင်ဖြစ်ပါ၏။ ဣတိ သို့။ အဝေါစ၊ ဥတ္တရလုင်က ပြောဆိုပြန်ပြီ။

“တာတ ဥတ္တရ၊ ရ။ ကိဿ၊ အဘယ့်ကြောင့်။ တံ၊ သည်။ ဒါနံ၊ ကို။
 ဧဝံ သို့။ ဒတွာ၊ ရှိ။ ‘အဟံ၊ သည်။ ဣမိနာ ဒါနေန၊ ဖြင့်။ ပါယာသိ ၊
 သော။ ရာဇညံ၊ ကို။ ဣမသ္မိံ ဧဝ လောကေ ဌသာလျှင်။ သမာဂစ္ဆိံ ၊ လိံ၏။
 ပရသ္မိံ လောကေ ဌ။ မာ သမာဂစ္ဆိံ ၊ လိံ။ ဣတိ ဧဝံ သို့။ အနုဒ္ဓိသသိ ပန၊
 တုံဘိသနည်း။ တာတ ဥတ္တရ၊ ရ။ မယံ၊ တို့သည်။ ပုညတ္ထိကာ၊ ကောင်းမှုဖြင့်
 အလို့ရှိကြကုန်သည်။ ဝါ၊ ကောင်းမှုကို အလို့ရှိကြကုန်သည်။ ဒါနသေဝ၊ ဒါန၏
 သာလျှင်။ ဖလံ၊ အကျိုးကို။ ပါဠိကိစ္ဆိနော၊ အလို့ရှိကြကုန်သည်။ အမှာ နန၊
 ဖြစ်ကြပါကုန်သည် မဟုတ်တုံလော”။ ဣတိ သို့။ အဝေါစ၊ ပါယာသိရာဇညက
 ပြောဆိုပြီ။

“ဘောဘော၊ ၏။ ဒါနေ၊ ဌ။ ဧဝရူပံ၊ သော။ ဘောဇနံ၊ ကို။ ဒီယတိ၊
 အပ်ပါ၏။ ဧဝရူပံ၊ သော။ ဘောဇနံ၊ ကို။ ဒီယတိ၊ နည်း?။ ဗိလင်္ဂဒုတိယံ၊
 သော။ [ဤဌ ဗိလင်္ဂဒုတိယံ နောက်၌ ယံ ဟု ရှိရမည်]။ ယံ ကဏာဇကံ၊ အကြင်
 ဆန်ကဲ့ထမင်းကို။ ဘဝံ၊ အရှင်သည်။ ပါဒါသိ၊ ပေးလှူခဲ့၏။ ဆုပိတုံ၊ တို့
 ထိခြင်းငှါ။ န ဣစ္ဆေယျ၊ အလိုမရှိရာ။ ဘုဉ္ဇိတုံ၊ စားခြင်းငှါ။ ကုတော၊ အဘယ့်
 ကြောင့်။ ဣစ္ဆေယျ၊ အလိုရှိနိုင်ရာအံ့နည်း။ ဗိလင်္ဂဒုတိယံ၊ သော။ တံ
 ကဏာဇကံ စ၊ ကိုလည်းကောင်း။ ဧဝရကာနိ၊ ကုန်သော။ ဂုဠဝါလကာနိ၊
 ကုန်သော။ ယာနိ ဝတ္ထာနိ၊ တို့ကို။ ဘဝံ၊ သည်။ ပါဒါသိ၊ ၏။ သမ္ပုသိတုံ၊
 တွေထိခြင်းငှါ။ န ဣစ္ဆေယျ၊ အလိုမရှိရာ။ ကုတော၊ အဘယ့်ကြောင့်။ ပရိ-
 ဒဟိတုံ၊ ဝတ်ခြင်းငှါ။ ဣစ္ဆေယျ၊ အလိုရှိနိုင်ရာအံ့နည်း။ ဧဝရကာနိ၊ ကုန်သော။
 ဂုဠဝါလကာနိ၊ ကုန်သော။ တာနိ ဝတ္ထာနိ စ၊ တို့ကိုလည်းကောင်း။ ဒီယန္တိ၊
 အပ်ပါကုန်၏။ ဘဝံ၊ အရှင်ကို။ ဝါ၊ သည်။ အမှကံ၊ တို့၏။ ဝါ၊ တို့သည်။
 ပိယော၊ ချစ်အပ်ပါ၏။ မနာပေါ၊ စိတ်ဖြင့် ရောက်အပ်ပါ၏။ ဝါ၊ စိတ်ကို
 ပွားစေတတ်ပါ၏။ ကထံ၊ အဘယ်သို့။ ဝါ၊ ပုံ။ ဝါ၊ အဘယ်သို့သော အပြား
 အားဖြင့်။ မယံ၊ တို့သည်။ မနာပံ၊ စိတ်ဖြင့် ရောက်အပ်သော။ ဝါ၊ စိတ်ကို

ပျိုးစေတတ်သော။ (ပုဂ္ဂလံ ကို။) အမနာပေန၊ စိတ်ဖြင့် မရောက်အပ်သော။ ဝါ၊ စိတ်ကို မပျိုးစေတတ်သော။ ဖလေန၊ အကျိုးနှင့်။ (ထည့်စပ်သည်။) သံယောဇဇမ၊ ယှဉ်စေလိကြပါကုန်အံ့နည်း။ ဣတိ၊ သို့။ အဝေါစ၊ ဥတ္တရလှင်က ပြောဆိုပြီ။

“တာတ ဥတ္တရ၊ ရ။ (အဟံ၊ သည်။) တေန ဟံ၊ တိုက်တွန်းပါ၏။ တံ၊ သည်။ အဟံ၊ သည်။ ယာဒိသံ၊ အကြင်ကဲ့သို့သော သဘောရှိသော။ ဘောဇနံ၊ ကို။ ဘုဉ္ဇာမိ၊ ၏။ တာဒိသံ၊ ထိုကဲ့သို့သော သဘောရှိသော။ ဘောဇနံ၊ ကို။ ပဋ္ဌပေဟံ၊ ဖြစ်စေလော့။ အဟံ၊ သည်။ ယာဒိသာနိ၊ ကုန်သော။ ဝတ္ထာနိ စ၊ တို့ကိုလည်း။ ပရိဒဟာမိ၊ ဝတ်၏။ တာဒိသာနိ၊ ကုန်သော။ ဝတ္ထာနိ စ၊ တို့ကိုလည်း။ ပဋ္ဌပေဟံ၊ လော့”။ ဣတိ၊ သို့။ အဝေါစ၊ ပြီ။ ဥတ္တရော၊ သော။ မာဏဝေါ၊ သည်။ ဘော၊ အရှင်။ ဧဝံ၊ ပါပြီ။ ဣတိ ခေါ၊ သာလျှင်။ ပါယာသိဿ၊ သော။ ရာဇညဿ၊ အား။ ပဋိဿုတွာ၊ ဤ။ ယာဒိသံ၊ သော။ ဘောဇနံ၊ ကို။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ ဘုဉ္ဇတိ၊ ၏။ တာဒိသံ၊ သော။ ဘောဇနံ၊ ကို။ ပဋ္ဌပေသိ၊ ပြီ။ ယာဒိသာနိ၊ ကုန်သော။ ဝတ္ထာနိ စ၊ တို့ကိုလည်း။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ ပရိဒဟတိ၊ ၏။ တာဒိသာနိ၊ ကုန်သော။ ဝတ္ထာနိ စ၊ တို့ကိုလည်း။ ပဋ္ဌပေသိ၊ ပြီ။

၄၄၀။ အထ ပစ္စာ၊ ပေးလှူပြီးရာကာလမှ နောက်၌။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ အသက္ကဏံ၊ ကောင်းစွာ မပြုမူ၍။ ဝါ၊ မရှိမသေ။ ဝါ၊ ယုံကြည်မှုကို ကောင်းစွာ မပြုဘဲ။ ဒါနံ၊ ဒါနကို။ ဒတွာ၊ ဤ။ သဟတ္ထော၊ မိမိ လက်ဖြင့်။ ဒါနံ၊ ကို။ အဒတွာ၊ မပေးမူ၍။ အစိတ္တိကတံ၊ စိတ်၌ မထားအပ် သော။ ဝါ၊ စိတ်၌ ထားခြင်းမှ ကင်းသော။ ဝါ၊ စိတ်ဖြင့် အရိုအသေ အလေး အမြတ် မပြုအပ်သော။ ဒါနံ၊ ကို။ ဒတွာ၊ ဤ။ အပဝိဒ္ဓံ၊ စွန့်ပစ်အပ်သော ပစ္စည်းဝတ္ထုကဲ့သို့။ ဒါနံ၊ ကို။ ဒတွာ၊ ဤ။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ၌။ စာတုမဟာရာဇိကာနံ၊ စတုမဟာရာဇ်တံ၌ ဖြစ်ကြကုန် သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ တကွဖြစ်သော အပေါင်းအဖော်၏အဖြစ်သို့။ သညံ၊ နတ်သား နတ်သွီးတို့မှ ကင်းဆိတ်သော။ သေရီသကံ၊ တံခါးဝ၌ ကုက္ကိုပင် ရှိရာ၏အဖြစ်ကြောင့် သေရီသကအမည်ရှိသော။ ဝိမာနံ၊ ဗိမာန်သို့။ ဥပပဇ္ဇိ၊ ကပ်၍ဖြစ်ရပြီ။ (ပါယာသိဿ၊ သော။) တဿ ရာဇညဿ၊ ၏။ ဒါနေ၊ ၌။ ဝါဝဇ္ဇော၊ သော။ ဥတ္တရော နာမ၊ သော။ ယော မာဏဝေါ၊ သည်။ အဟော သိ၊ ရှိပြီ။ သော မာဏဝေါ၊ သည်။ သက္ကဏံ၊ ကောင်းစွာ ပြု၍။ ဝါ၊ ရိုသေစွာ။ ဝါ၊ ယုံကြည်မှုကို ကောင်းစွာ ပြု၍။ ဒါနံ၊ ကို။ ဒတွာ၊ ဤ။ သဟတ္ထော၊ မိမိ လက်ဖြင့်။ ဒါနံ၊ ကို။ ဒတွာ၊ ဤ။ စိတ္တိကတံ၊ စိတ်၌ ထားအပ်သော။ ဝါ၊ စိတ်ဖြင့် အရိုအသေ အလေးအမြတ်ပြုအပ်သော။ ဒါနံ၊ ကို။ ဒတွာ၊ ဤ။

အနုပဝိဒ္ဓံ၊ စွန့်ပစ်အပ်သော ပစ္စည်းဝတ္ထုကဲ့သို့ မဟုတ်ဘဲ။ ဒါနံ၊ ကို။ ဒုတိယံ၊
၍။ ကာယဿ၊ ၏။ တေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဦး။ သုဂတိံ၊ သော။
သဂ္ဂံ၊ သော။ လောကံ၊ သို့။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။
သဟဗျတံ၊ သို့။ ဥပပဇ္ဇိ၊ ကပ်၍ ဖြစ်ပြီ။

ပါယာသိဒေဝပုတ္တ

၄၄၁။ (ယေန သမယေန၊ ဦး။ ပါယာသိ၊ သော။ ရာဇညော၊ သည်။
စာတုမဟာရာဇိကာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ သုညံ၊
သော။ သေရီသကံ၊ သော။ ဝိမာနံ၊ သို့။ ဥပပဇ္ဇိ၊ ပြီ။) တေန ခေါ ပန
သမယေန၊ ပါယာသိရာဇည၏ စတုမဟာရာဇ်ဘုံ၌ ဖြစ်ကြကုန်သော နတ်တို့၏
တက္ကဖြစ်သော အပေါင်းအဖော်၏အဖြစ်၊ နတ်သား၊ နတ်သမီးတို့မှ ကင်းဆိတ်
သော သေရီသကဗိမာန်သို့ ကပ်၍ဖြစ်ရာ ထိုအခါ၌။ အာယသ္မာ ဂဝမ္ပတိ၊ အရှင်
ဂဝမ္ပတိသည်။ အဘိက္ခဏံ၊ မပြတ်မလပ်။ သုညံ၊ သော။ သေရီသကံ၊ သော။
ဝိမာနံ၊ သို့။ ဒိဝါဝိဟာရံ၊ နေ့နေခြင်းငှါ။ ဂစ္ဆတိ၊ သွား၏။ အထ တသ္မိံ ကာ-
လော၊ သွားရာ ထိုအခါ၌။ ပါယာသိ၊ သော။ ဒေဝပုတ္တော၊ သည်။ ယေန ဌာနေန၊
ဦး။ အာယသ္မာ ဂဝမ္ပတိ၊ သည်။ (အတ္ထိ၊ ၏။) တေန ဌာနေန၊ သို့။ ဥပသကံမိ၊
၏။ ဥပသကံမိတော၊ ၍။ အာယသ္မန္တံ ဂဝမ္ပတိံ၊ ကို။ အဘိဝါဒေတွာ၊ ၍။ ဧက-
မန္တံ၊ အောင်။ ဝါ၊ ဦး။ အဌာသိ၊ ၏။ ဧကမန္တံ၊ အောင်။ ဝါ၊ ဦး။ ဌိတံ ခေါ၊
သော။ ပါယာသိံ၊ သော။ ဒေဝပုတ္တံ၊ ကို။ အာယသ္မာ ဂဝမ္ပတိ၊ သည်။ တေ
ဝစနံ၊ ကို။ အဝေါစ၊ ပြီ။ ကိံ၊ သို့။ အဝေါစ၊ နည်း။ “အာဝုသော၊ ဒါယ-
ကာနုတ်သား။ တံ၊ သည်။ ဧကော၊ အဘယ်သူသည်။ အသိ၊ နည်း။” ဣတိ၊
သို့။ အဝေါစ၊ ပြီ။ “ဘန္တေ၊ ရား။ အဟံ၊ သည်။ ပါယာသိ၊ သော။ ရာဇ-
ညော၊ သည်။ (အမှိ၊ ဖြစ်ပါ၏။)” ဣတိ၊ သို့။ အဝေါစ၊ ပါယာသိနုတ်သား
က လျှောက်ပြီ။

“အာဝုသော၊ ဒါယကာနုတ်သား။ တံ၊ သည်။ ‘ဣတိပိ၊ ကြောင့်လည်း။’
ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်သော။ သတ္တာ၊
တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံ၊
သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဝေဒိဋ္ဌိကော၊ ဤသို့သော အယူ
ရှိသည်။ အဟောသိ နနု၊ ဖြစ်ပါသည်။ မဟုတ်တုံလော”။ ဣတိ၊ သို့။ အဝေါစ၊
အရှင်ဂဝမ္ပတိက ပြောဆိုပြန်ပြီ။ “ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ ‘ဣတိပိ၊
ကြောင့်လည်း။ ပရော လောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်
သော။ သတ္တာ၊ တို့သည်။ နတ္ထိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကုန်သော။ ကမ္မာနံ၊

တို့၏။ ဖလံ၊ သည်။ ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ ။ ဣတိ ဧဝံဒိဋ္ဌိကော၊
 သည်။ သစေ အဟောသိံ၊ အကယ်၍ကား ဖြစ်သည် မှန်ပါ၏။ အပိ စ၊ ထိုသို့
 ပင်ဖြစ်ပါသော်လည်း။ အဟံ၊ ကို။ အယျေန ကုမာရကဿပေန၊ သည်။
 ပါပကာ၊ ယုတ်မာသော။ ဧတသ္မာ ဒိဋ္ဌိဂတာ၊ ဤမိစ္ဆာအယူမှ။ ဝိဝေစိတော၊
 ကင်းဆိတ်စေအပ်ပါပြီ။ ။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိနတ်သားက လျှောက်
 ပြန်ပြီ။

“အာဝုသော၊ သား။ တေ၊ ၎င်း။ ဒါနေ၊ ဤ။ ဝါဝဇ္ဇော၊ သော။ ဥတ္တရော
 နာမ၊ သော။ ယော မာဏဝေါ၊ သည်။ အဟောသိံ၊ ပြီ။ သော မာဏဝေါ၊
 သည်။ ကုဟိံ၊ အဘယ်အရပ်၌။ ဥပပန္နော၊ ဖြစ်ရသနည်း။ ။ ဣတိ၊ သို့။
 အဝေါစ၊ အရှင်ဂဝမ္ပတိက ပြောဆိုပြန်ပြီ။ “ဘန္တေ၊ ရား။ မေ၊ ၎င်း။ ဒါနေ၊
 ဤ။ ဝါဝဇ္ဇော၊ သော။ ဥတ္တရော နာမ၊ သော။ ယော မာဏဝေါ၊ သည်။
 အဟောသိံ၊ ပြီ။ သော မာဏဝေါ၊ သည်။ သက္ကစ္စံ၊ ၍။ ဒါနံ၊ ကို။ ဒတော၊ ပေး
 လှူ၍။ ဝါ၊ ပေးလှူခြင်းကြောင့်။ သဟတ္တာ၊ ဖြင့်။ ဒါနံ၊ ကို။ ဒတော၊ ၍။ ဝါ၊
 ကြောင့်။ စိတ္တိကတံ၊ သော။ ဒါနံ၊ ကို။ ဒတော၊ ၍။ ဝါ၊ ကြောင့်။ အနပဝိဒ္ဓံ၊ တံ။
 ဒါနံ၊ ကို။ ဒတော၊ ၍။ ဝါ၊ ကြောင့်။ ကာယဿ၊ ၎င်း။ ဘေဒါ၊ သော။ မရဏာ၊
 မှ။ ပရံ၊ ဤ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊ သို့။ တာဝတိံသာနံ၊
 ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပန္နော၊ ရပါပြီ။ ဘန္တေ၊
 ရား။ အဟံ ပန၊ အကျွန်ုပ်သည်ကား။ ဝါ၊ သည်သာ။ အသက္ကစ္စံ၊ မှ၍။ ဒါနံ၊
 ကို။ ဒတော၊ ပေးလှူမိခံ၍။ ဝါ၊ ပေးလှူမိခံခြင်းကြောင့်။ သဟတ္တာ၊ ဖြင့်။ ဒါနံ၊
 ကို။ အဒတော၊ ၍။ အစိတ္တိကတံ၊ သော။ ဒါနံ၊ ကို။ ဒတော၊ ၍။ ဝါ၊ ကြောင့်။
 အပဝိဒ္ဓံ၊ သို့။ ဒါနံ၊ ကို။ ဒတော၊ ၍။ ဝါ၊ ကြောင့်။ ကာယဿ၊ ၎င်း။ ဘေဒါ၊
 သော။ မရဏာ၊ မှ။ ပရံ၊ ဤ။ စာတုမဟာရာဇိကာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။
 သဟဗျတံ၊ သို့။ သုညံ၊ သော။ သေဂီသကံ၊ သော။ ဝိမာနံ၊ သို့။ ဥပပန္နော၊
 ရပါပြီ။

ဘန္တေ ဂဝမ္ပတိ၊ အရှင်ဘုရားဂဝမ္ပတိ။ (အဟံ၊ သည်။) တေန ဟိ၊ တိုက်
 တွန်းပါ၏။ (တံ၊ သည်။) မနုဿလောကံ၊ လူ့ပြည်သို့။ ဂန္ဓာ၊ ကြွသွား၍။
 ဝါ၊ သည်ရှိသော်။ ဧဝံ၊ ဤသို့။ အာရောစေဟိ၊ ပြောဟောတော်မူပါလော့။
 ကိံ၊ သို့။ အာရောစေဟိ၊ ရာသနည်း?။ “(တုမော၊ တို့သည်။) သက္ကစ္စံ၊ ကုန်၍။
 ဒါနံ၊ ကို။ ဒေထ၊ ကုန်လော့။ (တုမော၊ တို့သည်။) သဟတ္တာ၊ ဖြင့်။ ဒါနံ၊
 ကို။ ဒေထ၊ ကုန်လော့။ (တုမော၊ တို့သည်။) စိတ္တိကတံ၊ သော။ ဒါနံ၊ ကို။
 ဒေထ၊ ကုန်လော့။ (တုမော၊ တို့သည်။) အနပဝိဒ္ဓံ၊ တံ၊ ဒါနံ၊ ကို။ ဒေထ၊
 ကုန်လော့။ ပါယာသိံ၊ သော။ ရာဇညော၊ သည်။ အသက္ကစ္စံ၊ မှ၍။ ဒါနံ၊
 ကို။ ဒတော၊ ၍။ ဝါ၊ ကြောင့်။ သဟတ္တာ၊ ဖြင့်။ အဒတော၊ ၍။ ဝါ၊ ကြောင့်။

အစိတ္တိကတံ၊ သော။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊ ကြောင့်။ အပဝိဒ္ဓံ၊ သို့။
 ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊ ကြောင့်။ ကာယဿ၊ ၎င်း။ ဘေဒါ၊ သော။ မရဏာ၊
 မှ။ ပရံ၊ ဌံ။ စာတုမဟာရာဇိကာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊
 သို့။ သုညံ၊ သော။ သေရိသကံ၊ သော။ ဝိမာနံ၊ သို့။ ဥပပန္နော၊ ရပြီ။
 (ပါယာသိဿ၊ သော။) တဿ ရာဇညဿ၊ ၎င်း။ ဒါနေ၊ ဌံ။ ဝါဝဋ္ဋော၊ သော။
 ဥတ္တရော နာမ၊ သော။ ယောမာဏဝေါ၊ သည်။ အဟောသိ၊ ပြီ။ သော မာဏ-
 ဝေါ၊ သည်။ သက္ကစ္စံ၊ ရှိ။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊ ကြောင့်။ သဟတ္ထာ၊ ဖြင့်။
 ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊ ကြောင့်။ စိတ္တိကတံ၊ သော။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။
 အနပဝိဒ္ဓံ၊ ဘဲ။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊ ကြောင့်။ ကာယဿ၊ ၎င်း။ ဘေဒါ၊
 သော။ မရဏာ၊ မှ။ ပရံ၊ ဌံ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊
 သို့။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပန္နော၊
 ရပြီ။ ဣတိ၊ သို့။ အာရောစေဟိ၊ မူပါလော့။ ဣတိ၊ သို့။ အဝေါစ၊ ပါယာသိ
 နတ်သားက လျှောက်ပြန်ပြီ။

အထ ပစ္စွာ၊ လူ့ ပြည်သို့ ပြန်ရောက်ပြီးရာကာလမှ နောက်၌။ အာယသ္မာ
 ဂဝဗ္ဗတိ၊ သည်။ မနုဿလောကံ၊ သို့။ အာဂန္တော၊ ပြန်ကြွခဲ့၍။ ဝေံ၊ သို့။ အာ-
 ရောစေသိ၊ ပြောဟောပြီ။ ကိံ၊ သို့။ အာရောစေသိ၊ နည်း?။ (တုမော့တို့သည်။)
 သက္ကစ္စံ၊ ကုန်၍။ ဒါနံ၊ ကိ။ ဒေထ၊ ကုန်လော့။ (တုမော့ တို့သည်။) သဟတ္ထာ၊
 ဖြင့်။ ဒေထ၊ ကုန်လော့။ (တုမော့ တို့သည်။) စိတ္တိကတံ၊ သော။ ဒါနံ၊ ကိ။ ဒေထ၊
 ကုန်လော့။ (တုမော့ တို့သည်။) အနပဝိဒ္ဓံ၊ ဘဲ။ ဒါနံ၊ ကိ။ ဒေထ၊ ကုန်လော့။
 ပါယာသိ၊ သော။ ရာဇညော၊ သည်။ အသက္ကစ္စံ၊ ရှိ။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊
 ကြောင့်။ သဟတ္ထာ၊ ဖြင့်။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊ ကြောင့်။ အစိတ္တိကတံ၊
 သော။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊ ကြောင့်။ အပဝိဒ္ဓံ၊ သို့။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။
 ဝါ၊ ကြောင့်။ ကာယဿ၊ ၎င်း။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ဌံ။ စာတုမဟာ-
 ရာဇိကာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ သုညံ၊ သော။ သေရိ-
 သကံ၊ သော။ ဝိမာနံ၊ သို့။ ဥပပန္နော၊ ရပြီ။

(ပါယာသိဿ၊ သော။) တဿ ရာဇညဿ၊ ၎င်း။ ဒါနေ၊ ဌံ။ ဝါဝဋ္ဋော၊ သော။
 ဥတ္တရော နာမ၊ သော။ ယောမာဏဝေါ၊ သည်။ အဟောသိ၊ ပြီ။ သော မာဏ-
 ဝေါ၊ သည်။ သက္ကစ္စံ၊ ရှိ။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊ ကြောင့်။ သဟတ္ထာ၊ ဖြင့်။
 ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ စိတ္တိကတံ၊ သော။ ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ အနပဝိဒ္ဓံ၊ ဘဲ။
 ဒါနံ၊ ကိ။ ဒတွာ၊ ရှိ။ ဝါ၊ ကြောင့်။ ကာယဿ၊ ၎င်း။ ဘေဒါ၊ သော။ မရဏာ၊
 မှ။ ပရံ၊ ဌံ။ သုဂတိံ၊ သော။ သဂ္ဂံ၊ သော။ လောကံ၊ သို့။ တာဝတိံသာနံ၊
 ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပန္နော၊ ရပြီ။ ဣတိ ဝေံ၊

သို့။ အာရောစေသိ၊ ပြီ။ ဣတိ ဝေံ၊ သို့။ သုတံ၊ အပ်ပါပြီ။ ဣတိ၊ သို့။ ဝိဿ-
ဇေသိ၊ ဖြေဆိုပြီ။ ဣတိ၊ ဤကား ပါယာသိရာဇညသုတ်အပြီးတည်း။

ဒသမံ၊ ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော။ ပါယာသိရာဇညသုတ္တံ၊ ပါယာ-
သိရာဇညသုတ်သည်။ နိဋ္ဌိတံ၊ ရောက်ပြီ။

မဟာပဒါနနိဒါနဉ္စ၊ မဟာပဒါနသုတ်၊ မဟာနိဒါနသုတ်သည်
လည်းကောင်း။ နိဗ္ဗာနဉ္စ၊ မဟာပရိနိဗ္ဗာနသုတ်သည်လည်း
ကောင်း။ သုဒဿနဉ္စ၊ မဟာသုဒဿနသုတ်သည်လည်းကောင်း။
ဇနဝသဘ ဂေါဝိန္ဒဉ္စ၊ ဇနဝသဘသုတ်၊ မဟာဂေါဝိန္ဒသုတ်သည်
လည်းကောင်း။ သမယဉ္စ၊ မဟာသမယသုတ်သည်လည်း
ကောင်း။ သက္ကပဉ္စကဉ္စ၊ သက္ကပဉ္စသုတ်သည်လည်းကောင်း။
မဟာသတိပဋ္ဌာနဉ္စ၊ မဟာသတိပဋ္ဌာနသုတ် သည်လည်း
ကောင်း။ ဒသမံ၊ ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော။ ပါယာ-
သိ စ။ ပါယာသိရာဇညသုတ်သည်လည်းကောင်း။ ဘဝေါ
ဖြစ်၏။

ဣတိ ဣဒံ၊ ဤဆိုအပ်ပြီးသည်ကား။ တဿ မဟာဝဂ္ဂဿ၊
ထိုမဟာဝဂ်၏။ ဥဒါနံ၊ ဥဒါန်းတည်း။ ဝါ၊ အထက်၌ ဆိုအပ်
သော အနက်တို့ကို စောင့်ရှောက်တတ်သော သဒ္ဓါအစဉ်
တည်း။

**မဟာဝဂ္ဂေါ၊ မဟာဝဂ်သည်။ နိဋ္ဌိတော၊
ဆုံးခန်းတိုင်မြောက် ပြီးဆုံးခြင်းသို့ ရောက်ပြီ။**